

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ ပါထိကသုတ္တ

သုနက္ခန္ဓဝတ္ထု

၁။ (ဧဝံ မေ သုတံ-ပါဌ်များ၏ အနက်ကို သီလက္ခန္ဓဝဂ် ဗြဟ္မဇာလ သုတ်တွင် အပြည့်အစုံ ယောဇနာခွဲပြီး ဖြစ်၍ ဤ၌ မယောဇနာ တော့ပြီ။)

ဧကံ- များစွာသော အခါတို့တွင် တစ်ပါးသော၊ သမယံ-တရား ဟော တော်မူရာအခါ၌၊ ဝါ-တရားဟောတော်မူရာ အခါပတ်လုံး၊ ဘဂဝါ-သည်၊ မလ္လေသု-မလ္လအမည် ရှိကုန်သော၊ ဇနပဒေ-ဇနပုဒ်၌၊ (တစ်နည်း) မလ္လေသု- မလ္လ အမည်ရှိသော၊ ဇနပဒေ-၌၊ (တစ်နည်း) မလ္လေသု-ကုန်သော၊ ဇနပဒေ သု-တို့၌၊ အနုပိယံ နာမ-အနုပိယ အမည်ရှိသော၊ မလ္လာနံ- မလ္လာမင်း တို့၏၊ ယောနိဂမော-အကြင် နိဂုံးသည်၊ အတ္ထိ-ရှိ၏၊ တံ နိဂမံ-ထို နိဂုံးကို၊ ဂေါစရ ဂါမံ- ဂေါစရဂါမ်ကို၊ ဝါ- ဆွမ်းခံရွာကို၊ ကတော-မူ၍၊ ဝိဟရတိ-နေတော် မူ၏။

ထက္ကတသ္မိံ ကာလေ-အနုပိယနိဂုံးကို ဆွမ်းခံရွာ ပြု၍နေတော်မူရာ ထိုအခါ ၌၊ ဘဂဝါ-သည်၊ ပုဗ္ဗဏှသမယံ-နေ၏ ရှေ့ အဖို့ဖြစ်သော အခါ၌၊ ဝါ-နံနက် အခါ၌၊ ဝါ-နေ၏ ရှေ့ အဖို့ဖြစ်သော အခါတွင် တစ်ပါးသော ခဏ ကာလ ပတ်လုံး၊ ဝါ-နံနက်အခါတွင် တစ်ပါးသောခဏ ကာလပတ်လုံး၊ နိဝါသေတွာ- သင်းပိုင်ကို ထက်အောက် ပြောင်းပြန် ပြန်လှန် ဝတ်တော်မူပြီး၍၊ ဝါ-ကျောင်း ရွာဝတ်ဖွယ် ပေါင်းနှစ်သွယ်ကို လဲလှယ် ဝတ်တော်မူပြီး၍၊ ပတ္တစီဝရံ-သပိတ် သင်္ကန်းကို၊ အာဒါယ-ယူတော်မူ၍၊ အနုပိယံ- သို့၊ ပိဏ္ဏာယ- ဆွမ်းအလို့ငှာ၊ ပါဝိဆီ-ဝင်တော်မူပြီ၊ ဝါ-ဝင်မည်ဟု ကြံသွားတော်မူပြီ၊ အထတသ္မိံ ကာလေ- ဆွမ်းခံဝင်မည်ဟု ကြံသွားတော်မူရာ ထိုအခါ၌၊ ဘဂဝတော-အား၊ တေပရိ ဝိတက္ကန္တံ-ဤသို့သော အကြံသည်၊ အဟောသိ-ဖြစ်တော်မူပြီ၊ ကိံ-အဘယ်သို့ သော အကြံသည်၊ အဟောသိ-နည်း၊ အနုပိယံ-သို့၊ ပိဏ္ဏာယ-ငှာ၊ စရိတု- လှည့်လည်ခြင်းငှာ၊ တာဝအတိပ္ပဂေါခေါ၊ တာဝအတိပ္ပဂေါ-အလွန် စော သေးသည်သာ၊ အဟံ-ငါတုရားသည်၊ ယေန ဌာနေန-အကြင်အရပ်၌၊ ဘဂ္ဂဝ ဂေါတ္တဿ-ဘဂ္ဂဝဂေါတ္တ အမည်ရှိသော၊ ဝါ-ဘဂ္ဂဝ အနွယ်ရှိသော၊ ပရိဗ္ဗာ

ဇကသ-ပရိပိုဇ်၏၊ အာရာမော-အာရာမ်သည်၊ အတ္ထိ-၏၊ ယေန ဌာနေန-
 အကြင်တစ်စိတ်သော အရပ်၌၊ ဘဂ္ဂဝဂေါတ္ထော-ဘဂ္ဂဝဂေါတ္ထ အမည်ရှိသော၊
 ဝါ-ဘဂ္ဂဝ အနွယ်ရှိသော၊ ပရိဗ္ဗာဇကော-သည်၊ အတ္ထိ-၏၊ တေန ဌာနေန-
 ထိုဘဂ္ဂဝဂေါတ္ထပရိပိုဇ်၏ အာရာမ်၊ ဘဂ္ဂဝဂေါတ္ထပရိပိုဇ် ရှိရာအရပ်သို့၊ ဥပ-
 သင်္ကမေယျံ-ချဉ်းကပ်ရပါမူကား၊ ယံ နန္ဒ-ကောင်းလေစွ၊ ဝါ-ကောင်းလေ
 ရာ၏။

(တစ်နည်း) အဟံ-သည်၊ ယေန ဌာနေန- ၌၊ ဘဂ္ဂဝဂေါတ္ထသ-သော၊
 ပရိဗ္ဗာဇကသ-၏၊ အာရာမော-သည်၊ အတ္ထိ-၏၊ တေန ဌာနေန - ထိုဘဂ္ဂဝ
 ဂေါတ္ထပရိပိုဇ်၏ အာရာမ်ရှိရာအရပ်သို့၊ ဥပသင်္ကမေယျံ-ချဉ်းကပ်ရပါမူကား၊
 ဥပသင်္ကမိတာ-ပြီး၍၊ ယေနဌာနေန-၌၊ ဘဂ္ဂဝဂေါတ္ထော-သော၊ ပရိဗ္ဗာဇကော-
 သည်၊ အတ္ထိ-၏၊ တေန ဌာနေန-သို့၊ ဥပသင်္ကမေယျံ-ကား၊ ယန္တုန-စွ။

(တစ်နည်း) အဟံ-သည်၊ ယေန ဌာနေန- ၌၊ ဘဂ္ဂဝဂေါတ္ထသ - သော၊
 ပရိဗ္ဗာဇကသ-၏၊ အာရာမော-သည်၊ အတ္ထိ-၏၊ ယေန ဌာနေန-၌၊ ဘဂ္ဂဝ
 ဂေါတ္ထော-သော၊ ပရိဗ္ဗာဇကော-သည်၊ အတ္ထိ-၏၊ တေန ဌာနေန-သို့၊
 ယန္တုန ဥပသင်္ကမေယျံ-အကယ်၍ ချဉ်းကပ်တော်မူရငြားအံ့၊ ဧဝံဥပသင်္ကမန္တေ-
 ဤသို့ ချဉ်းကပ်တော်မူရသည်ရှိသော်၊ သာဓု-ကောင်းသည်၊ အဿဝတ-ဖြစ်ရာ
 လေစွတကား၊ ဝါ-ဖြစ်ရာလေစွ၊ ဩဠာ...။

(တစ်နည်း) ယန္တုန-အကယ်၍၊ အဟံ-သည်၊ ယေန ဌာနေန-၌၊ ဘဂ္ဂဝ
 ဂေါတ္ထသ-သော၊ ပရိဗ္ဗာဇကသ-၏၊ အာရာမော-သည်၊ အတ္ထိ-၏၊ ယေန-
 ဌာနေန-၌၊ ဘဂ္ဂဝဂေါတ္ထော-သော၊ ပရိဗ္ဗာဇကော သည်၊ အတ္ထိ-၏၊ တေန-
 ဌာနေန-သို့၊ ဥပသင်္ကမေယျံ-ပါမူကား၊ သာဓု-သည်၊ အဿဝတ-စွတကား၊
 ဣတိ ဧဝံပရိဝိတက္ကနံ-သည်၊ အဟောသိ-မူပြီ။

၂။ အထပစ္စာ-အကြံဖြစ်တော်မူပြီးရာကာလမှ နောက်၌၊ တံဝါ-သည်၊
 ယေန ဌာနေန-၌၊ ဘဂ္ဂဝဂေါတ္ထသ-သော၊ ပရိဗ္ဗာဇကသ-၏၊ အာရာမော-
 သည်၊ အတ္ထိ-၏၊ ယေန ဌာနေန-၌၊ ဘဂ္ဂဝဂေါတ္ထော-သော၊ ပရိဗ္ဗာဇကော-
 သည်၊ အတ္ထိ-၏၊ တေန ဌာနေန-သို့၊ ဥပသင်္ကမိ-ကြာသွားတော်မူ၏၊ ဝါ-အနီး
 သို့ ကြာတော်မူ၏၊ ဝါ-ရောက်တော်မူ၏၊ ဝါ-အနီးသို့ ရောက်တော်မူ၏၊
 ဝါ-ချဉ်းကပ်တော်မူ၏။

(တစ်နည်း) ယေန ဌာနေန-၌၊ ဘဂ္ဂဝဂေါတ္ထသ-သော၊ ပရိဗ္ဗာဇကသ-
 ၏၊ အာရာမော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသင်္ကမိ-၏၊ ဥပ

သင်္ကမိတော-ပြီး၍၊ ယေန ဌာနေန-၌၊ ဘဂ္ဂဝဂေါတ္ထော-သော၊ ပရိဗ္ဗာဇကော-
 သညံ၊ အတ္ထိ-၏၊ တေန ဌာနေန-သို့၊ ဥပသင်္ကမိ-မုပ္ပါ၊ အထတသ္မိံ ကာလေ-
 ဘဂ္ဂဝဂေါတ္ထ ပရိဗ္ဗိဇ်၏ အာရမ်သို့ ချဉ်းကပ်တော်မူရာ ထိုအခါ၌၊ ဘဂ္ဂဝ
 ဂေါတ္ထော-သော၊ ပရိဗ္ဗာဇကော-သညံ၊ ဘဂဝန္တံ-ကို၊ ဧတံဝစနံ-ဤစကားကို၊
 အဝေါစ-လျှောက်ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-မြတ်စွာဘုရား၊
 ဘဝေါ-သည်၊ တေခေါ- ကြွလာတော်မူပါလော့၊ ဘန္တေ- မြတ်စွာဘုရား၊
 ဘဂံဝတော-အား၊ သွာဂတံ-ကောင်းသောလာခြင်းသည်၊ ဟောတု-ဖြစ်ပါစေ
 သတည်း။

(တစ်နည်း) ဘန္တေ-ဘုရား၊ ဘဂဝတော-၏၊ အာဂတံ-ကြွလာတော်မူခြင်း
 သည်၊ သွာဂတံ သုအာဂတံ-ကောင်းသောလာခြင်းပါသည်။

ဘန္တေ-ဘုရား၊ ဘဂဝေါ-သည်၊ ဣဓ ဣမသ္မိံ အာရာမေ-ဤအာရာမံသို့၊ အာဂ-
 မနာယ-ကြွလာခြင်းငှာ၊ ယဒိဒိ ယော အယံပရိယာယော-အကြင် အလှည့်
 အကြိမ်သည်၊ အတ္ထိ-၏၊ ဣမံ ပရိယာယံ-ဤအလှည့်အကြိမ်ကို၊ စိရသံခေါ-
 ကြာမြင့်သောအခါ၌သာလျှင်၊ ဝေါ-ကြာမြင့်လှမှသာလျှင်၊ အကာသိ-ပြုတော်
 မူခဲ့ပါပြီ၊ ဘန္တေ-ဘုရား၊ ဘဂဝေါ နိသိဒတု- ထိုင်တော်မူပါလော့၊ ဣဒိ
 အာသနံ-ဤနေရာကို၊ ပညတ္တံ-ခင်းထားအပ်ပါပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊
 ဘဂဝေါ-သည်၊ ပညတ္တေ-သော၊ အာသနေ-၌၊ နိသိဒိ-ထိုင်နေတော်မူပြီ၊
 ဘဂ္ဂဝဂေါတ္ထော-သော၊ ပရိဗ္ဗာဇကောပိ-သည်လည်း၊ အညတရံ-အမှတ်မထား
 တစ်ပါးပါးသော၊ နိစံ-နိမ့်သော၊ အာသနံ-နေရာကို၊ ဂဟေတွာ-ယူ၍၊ ကေ-
 မန္တံ-တစ်ခုသော အစွန်အဖျား အနားကျအောင်၊ ဝေါ-တစ်ခုသော အစွန်
 အဖျား အနားအရပ်၌၊ ဝေါ-ဝေးနီး လေညာ မြင့်လွန်းရာနှင့် ရှေ့မှစူးစူး
 နောက်ရပ်ထူးဟု ခြောက်ဦးညစ်ကြေး နေပြစ်ဘေးမှ ကင်းဝေးလျောက်ပတ်
 ခဆည်းကပ်ဖို့ သင့်မြတ်သော တစ်ခုသော အစွန်အဖျား အနားကျအောင်၊
 ဝေါ-ဝေးနီးလေညာ မြင့်လွန်းရာနှင့် ရှေ့မှစူးစူး နောက်ရပ်ထူးဟု ခြောက်ဦး
 ညစ်ကြေး နေပြစ်ဘေးမှ ကင်းဝေးလျောက်ပတ် ခဆည်းကပ်ဖို့ သင့်မြတ်
 သော တစ်ခုသော အစွန်အဖျား အနားရပ်၌၊ ဝေါ-ဝေးနီးရှေ့နောက် လေ
 အောက် လေညာ နိမ့်မြင့်ရာဟု ရှစ်ဖြာညစ်ကြေး နေပြစ်ဘေးမှ ကင်းဝေး
 လျောက်ပတ် ခဆည်းကပ်ဖို့ သင့်မြတ်သော တစ်ခုသော အစွန်အဖျား အနား
 ကျအောင်၊ ဝေါ-ဝေးနီးရှေ့နောက် လေအောက်လေညာ နိမ့်မြင့်ရာဟု ရှစ်ဖြာ
 ညစ်ကြေး နေပြစ်ဘေးမှ ကင်းဝေးလျောက်ပတ် ခဆည်းကပ်ဖို့ သင့်မြတ်သော
 တစ်ခုသော အစွန်အဖျားအနားရပ်၌၊ နိသိဒိ-ထိုင်နေ၏။

(တစ်နည်း) ကေဝီလံ-သက်သက်၊ ဘဂဝေါယေဝ-မြတ်စွာဘုရားသည်သာ
 ပညတ္တေ-သော၊ အာသနေ-၌၊ န နိသိဒိ-ထိုင်နေတော်မူသည် မဟုတ်သေး။

အထခေါ-အဟုတ်အမှန်ကား၊ ဘဂ္ဂဝဂေါတ္ထော-သော၊ ပရိဗ္ဗာဇကောပိ-သည်
လည်း၊ အညတရံ-သော၊ နိဗ္ဗံ-နိဗ္ဗံသော၊ အာသနံ-ကို၊ ဂဟေတွာ-၍၊ ကေမန္တံ-
၌၊ နိသီဒိ-သေး၏။

[ဤနည်း၌-ကေလံ အစ အထခေါ အဆုံးရှိသော ပါဠိများ
ကား ဘဂ္ဂဝဂေါတ္ထောနောက်ရှိ သမ္ပိဏ္ဍနအနက်ရှိသော ပိသဒ္ဓါ၏
သမ္ပိဏ္ဍိတဗ္ဗတ္ထပေါ်အောင် ယောဇနာအပ်သော ပါဠိများတည်း။]

ကေမန္တံ-အောင်၊ ဝါ-၌၊ နိသီဒန္တခေါ-နေပြီးသော၊ 'ဘဂ္ဂဝဂေါတ္ထော-
သော၊ ပရိဗ္ဗာဇကော-သည်၊ ဘဂဝန္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-
သို့၊ အဝေါစ-နည်း၊ ဘန္တေ-ဘုရား၊ ပုရိမာနိ-ရှေးဖြစ်ကုန်သော၊ ဒိဝသာနိ-
နေတို့၌လည်းကောင်း၊ ပုရိမတရာနိ-အထူးသဖြင့် ရှေးဖြစ်ကုန်သော၊ ဒိဝသာနိ-
တို့၌လည်းကောင်း၊ သုနက္ခတ္ထော-သုနက္ခတ္ထအမည်ရှိသော၊ လိစ္ဆဝိပုတ္ထော-
လိစ္ဆဝိမင်း၏သားသည်။

(တစ်နည်း) လိစ္ဆဝိပုတ္ထော - လိစ္ဆဝိမင်း၏သားဖြစ်သော၊ သုနက္ခတ္ထော-
သည်၊ ယေန ဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-ပါ၏၊ တေန ဌာနေန-သို့၊ ဥပ-
သကံမိ-ပါ၏၊ ဥပသကံမိတွာ-၍၊ မံ-ကို၊ တေ ဝစနံ-ကို၊ အဝေါစ-ပြောဆို
ပါပြီ၊ ကိံ-သို့၊ အဝေါစ-နည်း။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဒါနိ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ မယာ-သည်၊ ဘဂဝါ-
ကို၊ ပစ္စက္ခာတော-ဆန်ကျင်ဘက်ဆိုအပ်ပြီ၊ ဝါ-စွန့်ပယ်အပ်ပြီ၊ ကိံ-သို့၊
ပစ္စက္ခာတော-နည်း၊ ဒါနိ-၌၊ အဟံ-သည်၊ ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-ဆရာ၏
အဖြစ်ဖြင့် ရည်ညွှန်း၍၊ ဝါ-ဆရာဟူ၍ ရည်ညွှန်း၍၊ န ဝိဟရာမိ-မနေတော့
ပါ၊ ဣတိ-သို့၊ ပစ္စက္ခာတော-ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘန္တေ-ဘုရား၊
ကစ္စိ-အသို့နည်း၊ သုနက္ခတ္ထော-သော၊ လိစ္ဆဝိပုတ္ထော-သည်၊ အဝစ ယထာ-
ပြောဆိုသကဲ့သို့၊ တထေဝ-ထို့ အတူသာလျှင်၊ တေ ဝစနံ-သည်၊ ဟောတိ-
ဖြစ်ပါ၏လော၊ ဝါ-ဟုတ်ပါ၏လော၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဝေ-ဤသို့၊
ဝုတ္ထေ-ဘဂ္ဂဝဂေါတ္ထပရိပိုဇ်က လျှောက်အပ်သည် ရှိသော်၊ ဘဂဝါ-သည်၊
ဘဂ္ဂဝဂေါတ္ထံ-သော၊ ပရိဗ္ဗာဇကံ-ကို၊ တေ ဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-
သို့၊ အဝေါစ-နည်း။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ သုနက္ခတ္ထော-သော၊ လိစ္ဆဝိပုတ္ထော-သည်၊ အဝစ ယထာ-
ပြောဆိုသကဲ့သို့၊ တထေဝ-တူသာလျှင်၊ တေ ဝစနံ-သည်၊ ဟောတိ-၏။

၃။ ဘဝဂ္ဂ-ဘဂ္ဂဝ၊ ပုရိမာနိ-ကုန်သော၊ ဒိဝသာနိ-တို့၌ လည်းကောင်း၊ ပုရိမတရာနိ-ကုန်သော၊ ဒိဝသာနိ-တို့၌လည်းကောင်း၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ ယေန ဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-၏၊ တေန ဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတွာ-၍၊ မံ-ကို၊ အဘိဝါဒေတွာ- ရှိသေစွာ ရှိခိုးဦးချပြီး၍၊ ဝါ- သခံ တေ ဟောတု ဟု မိန့်တော်မူစေပြီး၍၊ ကေမန္တံ-အောင်၊ ဝါ- ၌၊ နိသီဒိ-၏၊ ကေမန္တံ-အောင်၊ ဝါ-၌၊ နိသိန္နော ခေါ-သော၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ မံ-ကို၊ တေဝစနံ- ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း။

ဘန္တေ-ဘုရား၊ ဒါနိ-၌၊ အဟံ-သည်၊ ဘဂဝန္တံ-ကို၊ ပစ္စက္ခာမိ-ပါ၏၊ ကိံ-သို့၊ ပစ္စက္ခာမိ-နည်း၊ ဘန္တေ-ဘုရား၊ ဒါနိ-၌၊ အဟံ-သည်၊ ဘဂဝန္တံ- ကို၊ ဥဒ္ဓိဿ-၍၊ န ဝိဟရိဿာမိ-မနေပါတော့အံ့၊ ဝါ - နေလိမ့်တော့မည် မဟုတ်ပါ၊ ဣတိ-သို့၊ ပစ္စက္ခာမိ-ပါ၏၊ ဣတိ-သို့၊ အဝေါစ-ပြီ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ အဟံ-သည်၊ သုနက္ခတ္တံ-သော၊ လိစ္ဆဝိပုတ္တံ-ကို၊ တေ ဝစနံ-ကို၊ အဝေါစံ-မူပြီ၊ ကိံ-သို့၊ အဝေါစံ-နည်း။

သုနက္ခတ္တ-သုနက္ခတ္တ၊ အဟံ-သည်၊ တံ-သင့်ကို၊ ဧဝံ-သို့၊ အဝံ အပိနု- မိန့်တော်မူဖူးလေသလော၊ ကိံ-သို့၊ အဝံ-နည်း၊ သုနက္ခတ္တ- သုနက္ခတ္တ၊ တံ-သည်၊ ဟိ-လော့၊ မမံ-ငါဘုရားကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရာမိ-နေလှည့် လော့၊ ဣတိဧဝံ-သို့၊ အဝံ အပိနု-လော့၊ ဣတိ-သို့၊ အဝေါစံ-မူပြီ။

ဧဝံ-သို့၊ ဝုတ္တေ-သော်၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ မံ-ကို၊ တေ ဝစနံ-ကို၊ အဝေါစ-ပြန်ပြောပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဘန္တေ- ဘုရား၊ တေဝစနံ-ဤသို့ မိန့်တော်မူဖူးခြင်းသည်၊ နောဟိယုတ္တံ-မသင့်မြတ် ပါသည်သာ။

(တစ်နည်း) ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ သုနက္ခတ္တ-သုနက္ခတ္တ၊ တံ- သည်၊ ဟိ-လော့၊ မမံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရာဟိ-လော့၊ ဣတိဧဝံ-သို့၊ နောဟိအဝစ- မိန့်တော်မူဖူးပါသည်သာ၊ ဣတိ-သို့၊ အဝေါစ- သုနက္ခတ္တက လျှောက်ပြန်ပြီ၊ ဝါပန-သို့မဟုတ်၊ တံ-သည်၊ မံ-ငါကို၊ ဧဝံ-သို့၊ အဝံ- လျှောက်ထားဖူးလေသလော၊ ကိံ-သို့၊ အဝံ-နည်း၊ ဘန္တေ-ဘုရား၊ အဟံ- သည်၊ ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရိဿာမိ - နေပါအံ့၊ ဣတိ ဧဝံ-သို့၊ အဝံ-လော့၊ ဣတိ-သို့၊ အဝေါစံ-ငါဘုရားက မိန့်တော်မူပြန်ပြီ၊ ဘန္တေ- ဘုရား၊ တေ ဝစနံ- ဤသို့ လျှောက်ထားဖူးခြင်းသည်၊ နောဟိယုတ္တံ-ပါ သည်သာ။

(တစ်နည်း) ဘန္တေ-ဘုရား၊ အဟံ-သည်၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊ ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရိဿာမိ-ပါအံ၊ ဣတိဝေ-သို့၊ နောဟိ အဝစံ-မလျောက်ထားဖူးပါသည်သာ၊ ဣတိ-သို့၊ အဝေဝါစ-သုနက္ခတ္တက လျှောက်ပြန်ပြီ။

သုနက္ခတ္တ-သုနက္ခတ္တ၊ ဣတိ-သို့၊ ဝါ-ဤဆိုအပ်ပြီးခဲ့သောနည်းဖြင့်၊ အဟံ-သည်၊ တံ-ကို၊ သုနက္ခတ္တ-သုနက္ခတ္တ၊ တံ-သည်၊ ဧဟိ-လော၊ မမံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရဟိ-လော၊ ဣတိ-သို့၊ နေဝ ဝဒါမိကိရ - မိန့်တော်မမူဖူးသတတ်၊ ဝါ-မိန့်တော်မမူဖူးဘူးတဲ့၊ တံ-သည်၊ မံ-ကို၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊ ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရိဿာမိ-ပါအံ၊ ဣတိ-သို့၊ နပိ ဝဒေသိကိရ-မလျောက်ထားဖူးသတတ်၊ ဝါ-မလျောက်ထားဖူးဘူးတဲ့၊ မောဃပုရိသ-မဂ်ဖိုလ်ကင်းကွာ ဘာဝနာမမှီး အချည်းနှီးသောယောကျ်ား၊ ဧဝံသန္တေ-ဤသို့ ငါဘုရားကလည်း မိန့်တော်မမူဖူး၊ သင်ကလည်း မလျောက်ထားဖူးသည် ဖြစ်ပါလျက်၊ တံ-သည်၊ ကော- ယာစက၊ ယာစိတကပုဂ္ဂိုလ်တို့တွင် အဘယ်ပုဂ္ဂိုလ်သည်၊ သန္တေ-ဖြစ်လျက်၊ ကံ- ယာစက၊ ယာစိတကပုဂ္ဂိုလ်တို့တွင် အဘယ်ပုဂ္ဂိုလ်ကို၊ ပစ္စာစိက္ခသိ-ဆန့်ကျင်ဘက် ဆိုရာဘိသနည်း၊ ဝါ-စွန့်ပယ်ရာဘိသနည်း၊ မောဃပုရိသ-ယောကျ်ား၊ တံ-သည်၊ ပဿ-ရှုစမ်းလော၊ ဝါ-ချင့်စမ်းလော၊ တေ-၏၊ ဝါ-သည်၊ အပရဒ္ဓံ- ချွတ်ယွင်း စေအပ်သော အပြစ်သည်၊ ဝါ-ချွတ်ယွင်းခြင်းဟူသော အပြစ်သည်၊ (ဣဒံသဒ္ဓါ နိပါတ် မျှသာ) ယာဝ-အကြင်မျှလောက် အတိုင်းအရှည်ရှိ၏၊ တဿ အပရဒ္ဓဿ-ထို ချွတ်ယွင်းစေအပ်သောအပြစ်၏၊ ဝါ-ထိုချွတ်ယွင်းခြင်း ဟူသောအပြစ်၏၊ ပမာဏံ-အတိုင်းအရှည်သည်၊ န အတ္ထိ-မရှိခဲ့၊ ဣတိ-သို့၊ အဝေဝါစံ-ငါဘုရားက မိန့်တော်မူပြန်ပြီ။

၄။ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ မေ-အား၊ မနုဿဓမ္မာ-လူတို့၏ဥစ္စာ ဖြစ်သော ငါးပါးသီလ၊ ဆယ်ပါးသီလထက်၊ ဝါ-လူတို့၏ ကုသိုလ်ကမ္မပထ တရားဆယ်ပါးထက်၊ ဥတ္တရိ-လွန်သော၊ ဣဒ္ဓိပါဠိဟာရိယံ- တန်ခိုးပြာဋိဟာကို၊ နဟိကရောတိ ပန-ပြုတော်မမူပါသည်သာ၊ ဝါ-ပြုတော်မမူပါသည်သာ၊ ဣတိ-သို့၊ အဝေဝါစ-သုနက္ခတ္တက လျှောက်ပြန်ပြီ၊ သုနက္ခတ္တ-သုနက္ခတ္တ၊ အဟံ-သည်၊ တံ-ကို၊ ဧဝံ-သို့၊ အဝစံအပိနု-လော၊ ကိ-သို့၊ အဝစံ-နည်း၊ သုနက္ခတ္တ-သုနက္ခတ္တ၊ တံ-သည်၊ ဧဟိ-လော၊ မမံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရဟိ-လော၊ အဟံ-သည်၊ တေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-လွန်သော၊ ဣဒ္ဓိပါဠိ-ဟာရိယံ-ကို၊ ကရိဿာမိ-ပြုတော်မူပေအံ၊ ဝါ-ပြုတော်မူပေအံ၊ ဣတိဝေ-သို့၊ အဝစံ အပိနု-လော၊ ဣတိ-သို့၊ အဝေဝါစံ-ငါဘုရားက မိန့်တော်မူပြန်ပြီ။

ဘန္တေ-ဘုရား၊ တေံ ဝစနံ - ဤသို့ မိန့်တော်မူဖူး ခြင်းသည်၊ နော ဟိ ယုတ္တံ- ပါသည်သာ။

(တစ်နည်း) ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ သုနက္ခတ္တ-သုနက္ခတ္တ၊ တံ- သည်၊ ဟေိ-လော၊ မမံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရာဟိ - လော၊ အဟံ-သည်၊ တေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပဂ္ဂိဟာရိယံ-ကို၊ ကရိဿာမိ-မူပေအံ၊ ဣတိဝေံ-ဤသို့၊ နော ဟိ အဝစ-ပါသည်သာ၊ ဣတိ-သို့၊ အဝေါစ-သုနက္ခတ္တက လျှောက်ပြန်ပြီ၊ ဝါ ပန-သို့မဟုတ်၊ တံ-သည်၊ ဝါ-သင်က၊ မံ-ကို၊ ဝေံ-သို့၊ အဝစ-လျှောက်ထားဖူးသလော၊ ကိံ-သို့၊ အဝစ-နည်း၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊ ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရိဿာမိ-ပါအံ၊ ဘဂဝါ-သည်၊ မေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပဂ္ဂိဟာရိယံ-ကို၊ ကရိဿတိ-ပြုတော်မူလတ္တံ့လော၊ ဝါ-ပြုတော်မူလတ္တံ့လော၊ ဣတိ ဝေံ-သို့၊ အဝစ-လော၊ ဣတိ-သို့၊ အဝစံ-ဝါဘုရားက မိန့်တော်မူပြန်ပြီ၊ ဘန္တေ-ဘုရား၊ တေံ ဝစနံ-ဤသို့ လျှောက်ထားဖူး ခြင်းသည်၊ နော ဟိ ယုတ္တံ- ပါ သည်သာ။

(တစ်နည်း) ဘန္တေ-ဘုရား၊ အဟံ-သည်၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊ ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရိဿာမိ-ပါအံ၊ ဘဂဝါ-သည်၊ မေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပဂ္ဂိဟာရိယံ-ကို၊ ကရိဿတိ-ပြုတော်မူလတ္တံ့လော၊ ဣတိ ဝေံ-သို့၊ နော ဟိ အဝစံ-ပါသည်သာ၊ ဣတိ-သို့၊ အဝေါစ-သုနက္ခတ္တက လျှောက်ပြန်ပြီ၊ သုနက္ခတ္တ-သုနက္ခတ္တ၊ ဣတိ-သို့၊ ဝါ-ဖြင့်၊ အဟံ-သည်၊ တံ-ကို၊ သုနက္ခတ္တ-သုနက္ခတ္တ၊ တံ-သည်၊ ဟေိ-လော၊ မမံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရာဟိ-လော၊ အဟံ-သည်၊ တေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပဂ္ဂိဟာရိယံ-ကို၊ ကရိဿာမိ-အံ၊ ဣတိ-သို့၊ နေဝ ဝဒါမိ ကိရု-မိန့်တော်မူဖူး သတတ်၊ တံ-သည်၊ မံ-ကို၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊ ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရိဿာမိ-အံ၊ ဘဂဝါ-သည်၊ မေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပဂ္ဂိဟာရိယံ-ကို၊ ကရိဿတိ-ပြုတော်မူလတ္တံ့လော၊ ဣတိ-သို့၊ နပိ ဝဒေသိ ကိရု-မလျှောက်လည်း မလျှောက်ဖူး သတတ်၊ မောသပုရိသ-ယောကျ်ား၊ ဝေံ-သန္တေ-ဤသို့ ဝါဘုရားကလည်း မိန့်တော်မူ သင်ကလည်း မလျှောက်ထားဖူးသည်ဖြစ်ပါလျက်၊ တံ-သည်၊ ကော-ယာစက၊ ယာစိတကပုဂ္ဂိုလ်တို့တွင် အဘယ်ပုဂ္ဂိုလ်သည်၊ သန္တော-လျက်၊ ကံ-ယာစက၊ ယာစိတကပုဂ္ဂိုလ်တို့တွင် အဘယ်ပုဂ္ဂိုလ်ကို၊ ပစ္စာစိက္ခသိ-ဘိသနည်း။

သုနက္ခတ္တ-သုနက္ခတ္တ၊ မယာ-ဝါဘုရားသည်၊ ဝုစ္စမာနံ-ဟောတော် မူအပ် လတ္တံ့သော၊ ယံ ဝစနံ-အကြင်စကားသည်၊ အတ္တိ-၏၊ တံ ဝစနံ-ကို၊ တံ- သည်၊ ကိံ မညသိ-အဘယ်သို့ အောက်မေ့မှတ်ထင်ဘိသနည်း၊ မနုဿဓမ္မာ-

ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယေ- ကို၊ ကတေဝါ-ပြုအပ်သော်လည်းကောင်း၊ မနုဿဓမ္မာ- ထက်၊ ဥတ္တရိ- သော၊ ဣဒ္ဓိပါဠိဟာရိယေ-ကို၊ အကတေဝါ-ပြုအပ်သော်လည်းကောင်း၊ ယဿ ဒုက္ခက္ခယဿ-အကြင် ဝဋ်ဆင်းရဲ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်၏၊ အတ္ထာယ-ငှာ၊ (တစ်နည်း) ယဿ ဒုက္ခက္ခယဿ-အကြင်ဝဋ်ဆင်းရဲ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်ဟူသော၊ အတ္ထာယ-ငှာ၊ မယာ-ငါတုရားသည်၊ ယော ဓမ္မော-အကြင်တရားကို၊ ဒေသိတော - ဟောတော်မူအပ်ပြီ၊ သော ဓမ္မော-ထို ငါတုရား ဟောတော်မူအပ်သော တရားတော်သည်၊ တက္ကရဿ-ထို ငါတုရား ဟောတော်မူအပ်သည့်အတိုင်း လိုက်နာ၍ ကျင့်တတ်သော၊ ပုဂ္ဂလဿ-အား၊ သမ္မာ-ကောင်းစွာ၊ ဝါ-မဖောက်မပြန်၊ တဿ ဒုက္ခက္ခယာယ- ထို ဝဋ်ဒုက္ခ၏ ကုန်ရာဖြစ်သော နိဗ္ဗာန် အကျိုးငှာ၊ နိယျာတိ-သွားတတ်သလော၊ ဝါ-ဖြစ်တတ်သလော၊ ဝါ-ဝဋ်ဆင်းရဲမှ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် သွားတတ်သလော၊ ဝါ-ဝဋ်ဆင်းရဲမှ ထွက်မြောက်သည်၏ အစွမ်းအားဖြင့် ဖြစ်တတ်သလော၊ ဣတိ-သို့၊ အဝေဝါစံ-ငါတုရားက မိန့်တော်မူပြန်ပြီ၊ ဘန္တေ-ဘုရား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယေ-ကို၊ ကတေဝါ-သော်လည်းကောင်း၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယေ-ကို၊ အ ကတေဝါ-လည်းကောင်း၊ ယဿ ဒုက္ခက္ခယဿ-၏၊ အတ္ထာယ-အကျိုးငှာ။



(တစ်နည်း)ယဿ ဒုက္ခက္ခယဿ-ဟူသော၊အတ္ထာယ-ငှာ၊ဘဂဝတာ-သည်၊ ယော ဓမ္မော-ကို၊ ဒေသိတော-အပ်ပါပြီ၊ သော ဓမ္မော- သည်၊ တက္ကရဿ-သော၊ ပုဂ္ဂလဿ-အား၊ သမ္မာ-စွာ၊ တဿ ဒုက္ခက္ခယာယ-ငှာ၊ နိယျာတိ-ပါ၏၊ ဣတိ-သို့၊ အဝေဝါစံ-သုနက္ခတ္တက လျှောက်ပြန်ပြီ၊ သုနက္ခတ္တ-သုနက္ခတ္တ၊ ဣတိ-သို့၊ ဝါ-ဖြင့်၊ မနုဿ ဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယေ-ကို၊ ကတေဝါ-သော်လည်းကောင်း၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယေ-ကို၊ အ ကတေဝါ-သော်လည်းကောင်း၊ ယဿ ဒုက္ခက္ခယဿ-၏၊ အတ္ထာယ-ငှာ၊ မယာ-သည်၊ ယော ဓမ္မော-ကို၊ ဒေသိတော-မူအပ်ပြီ၊ သော ဓမ္မော-သည်၊ တက္ကရဿ-သော၊ ပုဂ္ဂလဿ-အား၊ သမ္မာ-စွာ၊ တဿ ဒုက္ခက္ခယာယ-ငှာ၊ နိယျာတိကိရ- သွားသတတ်၊ ဝါ-ဖြစ်သတတ်၊ ဝါ-ဖြစ်သတတ်၊ သုနက္ခတ္တ-သုနက္ခတ္တ၊ တဏှ တသ္မိံ ဓမ္မေ-ထို ငါတုရား၏တရားတော်သည်၊ တက္ကရဿ-သော၊ ပုဂ္ဂလဿ-အား၊ သမ္မာ-စွာ၊ ဒုက္ခက္ခယာယ-ငှာ၊ နိယျာမာနော-သွားတတ်သည်ရှိသော်၊ ဝါ-ဖြစ်ဘတ်သည်ရှိသော်၊ (ပြင်လိုက်စပ်သည်) မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ကတံ-ပြုအပ်သော၊ ဣဒ္ဓိပါဠိ-ဟာရိယံ-သည်၊ ကိံ ကရိယတိ-အသိပြုရတော့အံ့နည်း၊ (တစ်နည်း) ကိံ-အဘယ်အကျိုးကို ပြုနိုင်တော့အံ့နည်း၊ မောသပုရိသ-ယောက်ျား၊ တံ-သည်။

ပဿ-လော့၊ တေ-၏၊ ဝါ-သည်၊ အပရဒ္ဒံ-သည်၊ ယာဝ-၏၊ တဿ အပ-
ရဒ္ဒဿ-၏၊ ပမာဏံ-သည်၊ နုတ္တိ-မရှိခဲ၊ ဣတိ-သို့၊ အဝေါစ-ငါဘုရားက
မိန့်တော်မူပြန်ပြီ။

၅။ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ မေ-အား၊ အဂ္ဂညံ-လောက၌ အစ
ဟူ၍ သိအပ်သော လောကပညတ်ကို၊ ဝါ-လောက၏ ဖြစ်ဆူအခါ၌ ဤတရား
ကား ဝေလက၏အစဟူ၍ သိအပ်သိသင့်သိထိုက်သောလောကပညတ်ကို၊ န ဟိ
ပန ပညပေတိ-ပညတ်တော် မမူခဲ၊ ဣတိ-သို့၊ အဝေါစ-သုန္ဒကုတ္တက လျှောက်
ပြန်ပြီ၊ သုန္ဒကုတ္တ-သုန္ဒကုတ္တ၊ အဟံ-သည်၊ တံ-ကို၊ ဧဝံ-သို့၊ အဝစံ အပိနု-
မိန့်တော်မူဖူးလေသလော၊ ကိ-သို့၊ အဝစံ-နည်း၊ သုန္ဒကုတ္တ-သုန္ဒကုတ္တ၊
တံ-သည်၊ ဧဟိ-သော့၊ မမံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရဟိ-လော့၊ အဟံ-သည်၊
တေ-အား၊ အဂ္ဂညံ-ကို၊ ပညပေဿာမိ-မူပေအံ့၊ ဣတိ ဧဝံ-သို့၊ အဝစံ
အပိနု-လော၊ ဣတိ-သို့၊ အဝစံ-ငါဘုရားက မိန့်တော်မူပြန်ပြီ၊ ဘန္တေ-
ဘုရား၊ ဘဂဝါ-သည်၊ မံ-ကို၊ သုန္ဒကုတ္တ-သုန္ဒကုတ္တ၊ တံ-သည်၊ ဧဟိ-သော့၊
မမံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရဟိ-လော့၊ အဟံ-သည်၊ တံ-ကို၊ အဂ္ဂညံ-ကို၊
ပညပေဿာမိ-ပေအံ့၊ ဣတိ ဧဝံ-သို့၊ နောဟိ အဝစ- မမူဖူးပါသည်သာ၊
ဣတိ-သို့၊ အဝေါစ-သုန္ဒကုတ္တ က လျှောက်ပြန်ပြီ၊ ဝါ ပန-သို့မဟုတ်၊ တံ-
သည်၊ မံ-ကို၊ ဧဝံ-သို့၊ အဝစ-သလော၊ ကိ-သို့၊ အဝစ-နည်း၊ ဘန္တေ-
ဘုရား၊ အဟံ-သည်၊ ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရိဿာမိ-ပါအံ့၊ ဘဂဝါ-
သည်၊ မေ-အား၊ အဂ္ဂညံ-ကို၊ ပညပေဿတိ-လတ္တံ့လော၊ ဣတိ ဧဝံ-သို့၊
အဝစ-လော့၊ ဣတိ-သို့၊ အဝေါစ-ငါဘုရားက မိန့်တော်မူပြန်ပြီ၊ ဘန္တေ-
ဘုရား၊ ဧတံ ဝစနံ-ဤသို့ လျှောက်ထားဖူးခြင်းသည်၊ နောဟိယုတ္တံ-မသင့်ပါ
သည်သာ၊ ဣတိ-သို့၊ အဝေါစ-သုန္ဒကုတ္တက လျှောက်ပြန်ပြီ၊ သုန္ဒကုတ္တ- တံ-
ဣတိ-သို့၊ ဝါ-ဖြင့် အဟံ-သည်၊ တံ-ကို၊ သုန္ဒကုတ္တ-တံ- တံ-သည်၊ ဧဟိ-
လော့၊ မမံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရဟိ-လော့၊ အဟံ-သည်၊ တေ-အား၊
အဂ္ဂညံ-ကို၊ ပညပေဿာမိ-မူပေအံ့၊ ဣတိ-သို့၊ နေဝ ဝဒါမိ ကိရ-မိန့်လည်း
မိန့်တော်မူဖူးသတတ်၊ တံ-သည်၊ မံ-ကို၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊
ဘဂဝန္တံ-ကို၊ ဥဒ္ဓိဿ-၍၊ ဝိဟရိဿာမိ-အံ့၊ ဘဂဝါ-သည်၊ မေ-အား၊ အဂ္ဂညံ-
ကို၊ ပညပေဿတိ-သော့၊ ဣတိ-သို့၊ နာပိ ဝဒေသိကိရ - မလျှောက်လည်း
မလျှောက်ထားဖူးသတတ်၊ မောဃပုရိသ-ယောကျ်ား၊ ဧဝံသန္တေ-ပါလျက်၊
တံ-သည်၊ ကော-သည်၊ သန္တေ-လျက်၊ ကံ-ကို၊ ပစ္စာစိက္ခသိ-ဘိသနည်း၊
သုန္ဒကုတ္တ-သုန္ဒကုတ္တ၊ မယာ-သည်၊ ဝုစ္စမာနံ-သော၊ ယံဝစနံ-သည်၊ အတ္ထိ-၏၊
တံဝစနံ-ကို၊ တံ-သည်၊ ကိ မညသိ-နည်း၊ အဂ္ဂညေ-ကို၊ ပညတ္ထေဝါ-
ပညတ်အပ်သော်လည်းကောင်း၊ အဂ္ဂညေ-ကို၊ အပညတ္ထေဝါ-သော်လည်း

ကောင်း၊ ယဿ ဒုက္ခက္ခယဿ-၏၊ အတ္တယ-ငှာ၊ မယာ-သည်၊ ယောဓမ္မော-
 ကို၊ ဒေသိတော-အပ်ပြီ၊ သောဓမ္မော-သည်၊ တက္ကရဿ-သော၊ ပုဂ္ဂလဿ-
 ၏၊ အတ္တယ-ငှာ၊ သမ္မာ-စွာ၊ တဿဒုက္ခက္ခယယ-ငှာ၊ နိယျာတိ-လော၊ ဣတိ-
 သို့၊ အဝေါစ-ငါတုရားက မိန့်တော်မူပြန်ပြီ၊ ဘန္တေ-တုရား၊ အဂ္ဂညေ-ကို၊
 ပညတ္တေ ဝါ-သော် လည်းကောင်း၊ အဂ္ဂညေ-ကို၊ အပညတ္တေ ဝါ-သော်
 လည်းကောင်း၊ ယဿ ဒုက္ခက္ခယဿ-ဟူသော၊ အတ္တယ-ငှာ၊ ဘဂဝတာ-
 သည်၊ ယော ဓမ္မော-ကို၊ ဒေသိတော-အပ်ပါပြီ၊ သော ဓမ္မော-သည်၊ တက္က-
 ရဿ-သော၊ ပုဂ္ဂလဿ-အား၊ သမ္မာ-စွာ၊ တဿဒုက္ခက္ခယယ-ငှာ၊ နိယျာတိ-
 ပါ၏၊ ဣတိ-သို့၊ အဝေါစ-သုနက္ခတ္တက လျှောက်ပြန်ပြီ၊ သုနက္ခတ္တ-သုနက္ခတ္တ၊
 ဣတိ-သို့၊ ဝါ-ဖြင့်၊ အဂ္ဂညေ-ကို၊ ပညတ္တေ ဝါ-သော် လည်းကောင်း၊
 အဂ္ဂညေ-ကို၊ အပညတ္တေ ဝါ-သော် လည်းကောင်း၊ ယဿ ဒုက္ခက္ခယဿ-၏၊
 အတ္တယ-ငှာ၊ မယာ-သည်၊ ယော ဓမ္မော-ကို၊ ဒေသိတော-အပ်ပြီ၊ သော
 ဓမ္မော-သည်၊ တက္ကရဿ-သော၊ ပုဂ္ဂလဿ-အား၊ သမ္မာ-စွာ၊ တဿ ဒုက္ခက္ခ
 ယယ-ငှာ၊ နိယျာတိကိရ-သွားတတ်သတတ်၊ သုနက္ခတ္တ-သုနက္ခတ္တ၊ တတြ
 တသ္မိဓမ္မေ-သည်၊ တက္ကရဿ-သော၊ ပုဂ္ဂလဿ-အား၊ သမ္မာ-စွာ၊ ဒုက္ခက္ခယာ
 ယ-ငှာ၊ နိယျာမာနေ-သော်၊ ပညတ္တံ-သော၊ အဂ္ဂညံ-သည်၊ ကိ ကရိယာတိ-
 အသိပြုရတော့အံ့နည်း။

(တစ်နည်း) ကိ - အဘယ် အကျိုးကို၊ ကရိယာတိ - ပြုနိုင်တော့အံ့နည်း၊
 မောထပုရိသ-ယောကျ်ား၊ ဝံ-သည်၊ ပဿ-လော၊ တေ-၏၊ ဝါ-သည်၊ ဣဒံ
 အပရဒ္ဒံ-သည်၊ ယာဝ-၏၊ တဿ အပရဒ္ဒဿ-၏၊ ပမာဏံ-သည်၊ န အတ္ထိ-ခုံ။

၆။ သုနက္ခတ္တ-သုနက္ခတ္တ၊ တေ-သည်၊ အနေကပရိယာယေန-များစွာသော
 အကြောင်းဖြင့်၊ မမ-၏၊ ဝါ-ကို၊ ဝဏ္ဏော-ချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို၊
 ဝါ-ချီးမွမ်းခြင်းကို၊ ဝဇ္ဇိ ဂါမေ-ဝဇ္ဇိမင်းတို့၏ရှာ ဖြစ်၍ဖြစ်သော ဝေသာလီ
 ပြည်၌၊ ဘာသိတော-ပြောဆိုအပ်ဖူးပြီ၊ ကိ-သို့၊ ဘာသိတော-နည်း၊ ကပ္ပ
 သတသဟဿာဓိကာနိ-ကုန်သော၊ စတ္တာရိ အသင်္ချေယျာနိ-တို့ပတ်လုံး၊ သမ-
 တိံ သပါရမိယော-တို့ကို၊ ပူရေတွာ-မူပြီး၍၊ သဗ္ဗကိလေသေ-တို့ကို၊ ဘဉ္စိတွာ-
 မူပြီး၍၊ အနုတ္တရံ-သော၊ သမ္မာသမ္မောဓိံ-ကို၊ အတိသမ္မုဒ္ဓေါ-သည်၊ ဟုတွာ-
 မူ၍၊ ဣဇာတိရာဇာ-သော၊ ဒေဝါတိဒေဝေါ-သော၊ သက္ကာတိသက္ကော-သော၊
 ဗြဟ္မာတိဗြဟ္မာ-သော၊ အနာဝရဏ ဉ္ဇဏော-သော၊ မဟာဝဇ္ဇိရ ဉ္ဇဏော-
 သော၊ ဒသဗလုဓရာ-သော၊ ယော ဘဂဝါ-သည်၊ လောကေ-၌၊ သံဝိဇ္ဇတိ-
 မူ၏၊ သော ဘဂဝါ-သည်၊ ဣတိပိ-တစ်ထောင်ငါးရာ ကိလေသာကို လေးဖြာ
 မဂ်များ၊ စိန်သံခေါ်ဖြင့် ပယ်ရှားခွတ်ဖြတ် လက်စပြတ်အောင် ပယ်သတ်တော်

မူတတ်သည်၏ အဖြစ်ဟူသော ဤ အကြောင်းကြောင့်လည်း၊ အရဟံ-အရဟ မည်တော်မူ၏။

သော ဘဂဝါ-သည်၊ ဣတိပိ-အဘိညေယျာ ပရိညာနှင့် ပဟာတဗ္ဗ သစ္စိက ဟု မဂ္ဂဘာဝံနာ လေးသစ္စာကို ဆရာမထား ကိုယ်ညက်သွားဖြင့်ပိုင်းခြားထင်ထင် ဟိတ်ဖိုလ်ယှဉ်လျက် လက်ပြင်တင်ထား ပတ္တမြားသို့ ထင်ရှားကော် မဖောက် ပြန်ဘဲ ဟုတ်မှန်စွာ သိမြင်တော်မူတတ်သည်၏ အဖြစ်ဟူသော ဤ အကြောင်း ကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-မည်တော်မူ၏။ သောဘဂဝါ-သည်၊ ဣတိပိ- သုံးပါးဝိဇ္ဇာ ပုဒ္ဓိ၊ အာတည်း ရှစ်ဖြာဝိဇ္ဇာ အရမှာလည်း ဝိ မာ စေ ဒိ အာ ပု ဣဟု ဒိဟု ရှစ်ဟော သိဣန္ဒိယောနှင့် နုယောဇာဂ သဒ္ဓမ္မတည်း ရှုပလေးစုံနှင့် ဆယ့်ငါးတန်ဟု ပါဒ်စရဏ မြတ်ဓမ္မနှင့် တကုဉာဏ် လွမ်းမိုးချဲ့၍ ပြည့်စုံတော်မူ တတ်သည်၏ အဖြစ်ဟူသော ဤအကြောင်းကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ဗုဒ္ဓော- မည်တော်မူ၏။ သော ဘဂဝါ-သည်၊ ဣတိပိ-ညစ်ကြေးစင်ကြယ် ကုန်အောင် ပယ်၍ တင့်တယ်သော အရိယမဂ် တည်းဟူသော ခရီးဖြင့် ကြွသွားတော်မူ တတ်သည်၏ အဖြစ်ဟူသော ဤ အကြောင်းကြောင့်လည်း၊ သုဂတော-မည် တော်မူ၏။ သောဘဂဝါ-သည်၊ ဣတိပိ-သတ္တ သဒ္ဓါရ ဩကာသဟု လောက သုံးဘုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူတတ်သည်၏ အဖြစ်ဟူသော ဤအကြောင်းကြောင့်လည်း၊ လောကဝိဒ္ဓု-မည်တော်မူ၏။ သောဘဂဝါ-သည်၊ ဣတိပိ-ကာမရူပ အရူပ၌ သီလခေါင်ထိ သမာဓိနှင့် ဘူရိမယုတ် ဖိုလ်ဝိမုတ်ဟု ဝိမုတ်ဣက္ခ ဒဿနနှင့် ပြည့်ထည့် ကျေးဇူးဟုန်ကြောင့် စံပုံအတူ မရှိမရှိ နတ်လူဗြဟ္မာ သတ္တဝါထက် လွန်စွာ မြတ်တော်မူသည်၏ အဖြစ်ဟူသော ဤ အကြောင်းကြောင့်လည်း၊ အနုတ္တရော-မည်တော်မူ၏။ သောဘဂဝါ-သည်၊ ဣတိပိ-ဆုံးမသင့်ငြား မြတ်ယောကျ်ားအား ငါးပါးသီလ သရဏကို ဝေဠု ဟောကြား ပေးရငြားလည်း ထက်ဖျားစျားန်မဂ် ဖိုလ်သို့တက်အောင် အချက် ကျကျ နည်းစုံပြလျက် ဆုံးမတော်မူတတ်သည်၏ အဖြစ်ဟူသော ဤအကြောင်း ကြောင့်လည်း၊ ပုရိသဒမ္မသာရထိ-မည်တော်မူ၏။



(ဓာတ်နည်း) သောဘဂဝါ-သည်၊ ဣတိပိ-ဆုံးမသင့်ငြား မြတ်ယောကျ်ား အား တစ်ပါးထက်ဝယ် ရပ်ရှစ်သွယ်သို့ မတူယ်မငြိ ပြေးစွမ်းရှိအောင် ပေးဘိ ဩဝါ ဤခြင်းရာကြောင့် ပညာခေါင်ထိ ကဲလွန်ဘိ၍ မိမိထက်လွန်မြတ်သော ပုဂ္ဂိုလ်မရှိသည်၏ အဖြစ်ဟူသော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရော ပုရိ သ ဒမ္မသာရထိ-မည်တော်မူ၏။ သော ဘဂဝါ-သည်၊ ဣတိပိ-ဒိဋ္ဌဓမ္မ သမ္ပရနှင့် မုချဆတ်ဆတ် ပရမတ်ဟု ထူးမြတ်လွန်သာ ကျိုးများစွာနှင့် ဗြဟ္မာနတ်လူ သုံးဘုံသို့ လွယ်ကူစေ စိတ်တိုင်းကျအောင် ဆုံးမတော်မူတတ်သည်၏ အဖြစ်

ဟူသော ဤအကြောင်းကြောင့်လည်း၊ သတ္တာဒေဝမနုဿာနံ - သတ္တာဒေဝ
မနုဿာနံ မည်တော်မူ၏။ သောဘဂဝါ-သည်၊ ဣတိပိ-သင်္ခါ ဝိကာ လက္ခဏာ
နှင့် နိဗ္ဗာ ပညတ် ဤငါးရပ်ဟု သိအပ်ဥေယျ သဘာဝကို မောက္ခအန္တ
ညဏ်တေဇဖြင့် ကြွင်းရမထင် ထဲလင်းစင်အောင် သိမြင်တော်မူတတ်သည်၏
အဖြစ်ဟူသော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-မည်တော်မူ၏။

သောဘဂဝါ-သည်၊ ဣတိပိ-ဖြူသဲဘော်ငွေ မြစ်ငယ်ရေနှင့် ထေ့ထေ့ စိမ့်
စမ်း ရှုမခမ်းဘဲ တောင်တန်းငုံမြိုင် ပန်းနံ့ လှိုင်သည့် ဂနိုင်းချောင်ကောင်း ရာသီ
ပြောင်းက ရွက်ဟောင်းကျကြွ ရွက်သစ်ဝေသည့် အောင်မြေရုံ တောရိပ်
မြို့ကို နိတုံအမြဲ စိတ်ဝယ်စွဲလျက် မှီဝဲဆည်းကပ်တော်မူတတ်သည်၏ အဖြစ်
ဟူသော ဤအကြောင်းကြောင့်လည်း၊ ဘဂဝါ-မည်တော်မူ၏။ (ဤဂုဏ်တော်
အနက်များကို သိလက္ခန္ဓဝဂ် သာမညဖလသုတ်တွင် ဆိုင်ရာ အဖွင့်သံဝဏ္ဏနာ
များနှင့် ကိုက်၍၊ ပြည့်ပြည့်စုံစုံ ယောဇနာခွဲပြီးဖြစ်၍ ဤ၌ အကျယ် မယော
ဇနာတော့ပြီ) ဣတိ-သို့၊ ဘာသိတော-အပ်ဖူးပြီ၊ သုန္ဒကုတ္တ-သုန္ဒကုတ္တ၊ ဣတိ-
သို့၊ ဝါ-ဖြင့်၊ တေ-သည်၊ အနေကပရိယာယေန-ဖြင့်၊ မမ-၏၊ ဝဏ္ဏော-ကို၊
ဝဇ္ဇိဂါမေ-၌၊ ဘာသိတော-ပြီ၊ သုန္ဒကုတ္တ-သုန္ဒကုတ္တ၊ တေ-သည်၊ အနေက
ပရိယာယေန-ဖြင့်၊ ဓမ္မဿ-၏၊ ဝါ-ကို၊ ဝဏ္ဏော-ကို၊ ဝဇ္ဇိဂါမေ-၌၊ ဘာသိ
တော-အပ်ဖူးပြီ၊ ကိံ-သို့၊ ဘာသိတော-နည်း၊ ဘဂဝတော-သည်၊ ဓမ္မော-
ဆယ်ပါးသောတရားတော်ကို၊ သွာက္ခာတော-ကောင်းစွာ ဟောတော်မူအပ်ပြီ၊
ဘဂဝတော-၏၊ ဓမ္မော-ကိုးပါးသော လောကုတ္တရာတရားတော်ကို၊ သန္တိဋ္ဌိ
ကော-ကိုယ်တိုင်ကိုယ်ကြပ် ရှုမြင်အပ်၏။ ဘဂဝတော-၏၊ ဓမ္မော လေးပါး
သော မဂ်တရားသည်၊ အကာလိကော-မျှော်လင့်ဆိုင်းငံ့အပ်သော အကျိုးပေး
ရာ ကာလမရှိခဲ့၊ ဝါ-ဝေးသောအကျိုးပေးရာကာလ မရှိခဲ့၊ ဘဂဝတော-၏၊
ဓမ္မော-ကိုးပါးသော လောကုတ္တရာတရားသည်၊ ဖောပသိကော-မယုံလျှင် လာ
လှည့် ရှုလှည့်ဟူ၍ဖြစ်သော အစီရင်ကိုခံထိုက်၏။ ဘဂဝတော-၏၊ ဓမ္မော-
လေးပါးသောမဂ်၊ လေးပါးသောဖိုလ်တရားသည်၊ သြပနေယျိကော-ဘာဝနာ
၏ အစွမ်းအားဖြင့် မိမိစိတ်သို့ ကပ်၍ဆောင်ခြင်းငှာထိုက်၏။ ဘဂဝတော-၏၊
ဓမ္မော-ကိုးပါးသော လောကုတ္တရာတရားကို၊ ဝိညဟိ-လေးပါးသောသံဇ္ဇာကို
သိလေ့ရှိကုန်သော ဥဒ္ဓဋ္ဌိတညပဂ္ဂိုလ်၊ ဝိပဋ္ဌိတညပဂ္ဂိုလ်၊ နေယျပဂ္ဂိုလ်တို့သည်
သာ၊ ပစ္စတ္တ-အသီးအသီး ကိုယ်စီကိုယ်စွဲ မိမိ၌၊ ဝေဒိတဗျော-သိအပ် သိသင့် သိ
ထိုက်၏။ ဝါ-ခံစားအပ် ခံစားသင့် ခံစားထိုက်၏။ (ဤတရားဂုဏ်တော်များကို
မဟာဝဂ္ဂပရိနိဗ္ဗာနသုတ် ဒုတိယဘာဏဝါရတွင် အပြည့်အစုံ ယောဇနာခွဲပြီး) -
ဣတိ-သို့၊ ဘာသိတော-အပ်ပြီ၊ သုန္ဒကုတ္တ-သုန္ဒကုတ္တ၊ ဣတိ-သို့၊ တေ-သည်၊
အနေကပရိယာယေန-ဖြင့်၊ ဓမ္မဿ-၏၊ ဝဏ္ဏော-ကို၊ ဝဇ္ဇိဂါမေ-၌၊ ဘာသိ

တော-အပ်ပြီ၊ သုနက္ခတ္တ-သုနက္ခတ္တ၊ တေ-သံညံ၊ အနေကပရိယာယေန-ဖြင့်၊ သံဃဿ-၏။ ဝါ-ကို၊ ဝဇ္ဇော-ချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို၊ ဝါ-ချီးမွမ်းခြင်းကို၊ ဝဇ္ဇိဂါမေ-၌၊ ဘာသိတော-အပ်ပြီ၊ ကိ-သို့၊ ဘာသိတော-နည်း၊ ဘဂဝတော ၏၊ သာဝကသံဃော-တပည့်အပေါင်းသည်၊ သုပ္ပဋိပန္နော-ကောင်းစွာ ကျင့်တော်မူတတ်၏၊ ဝါ-ကောင်းသောအကျင့်ကို ကျင့်တော်မူတတ်၏။

ဘဂဝတော-၏၊ သာဝကသံဃော-သည်၊ ဥဗ္ဗုပ္ပဋိပန္နော-ဖြောင့်မတ်သော အကျင့်ကို ကျင့်တော်မူတတ်၏၊ ဘဂဝတော-၏၊ သာဝကသံဃော-သည်၊ ဉာယုပ္ပဋိပန္နော-နိဗ္ဗာန်ကို ထိုးထွင်း၍ သိတတ်သော အရိယာမဂ်အကျင့်ကို ကျင့်တော်မူတတ်၏၊ ဝါ-နိဗ္ဗာန်ကို ထိုးထွင်း၍ သိကြောင်းဖြစ်သော အရိယာမဂ်အကျင့်ကို ကျင့်တော်မူတတ်၏၊ ဝါ-မဂ်ဖြင့်သိအပ်သော နိဗ္ဗာန်အကျိုးငှာ ကျင့်တတ်၏၊ ဘဂဝတော-၏၊ သာဝကသံဃော-သည်၊ သာမိဓိပ္ပဋိပန္နော-လောကုတ္တရာတရား ကိုးပါး အားလျော်သော အကျင့်ကို ကျင့်တတ်၏၊ ဝါ-အရိအသေပြုခြင်းကို ခံထိုက်အောင် ကျင့်တတ်၏၊ စတ္တာရိ-အစုံဖွဲ့သည်၏ အစွမ်းအားဖြင့် လေးယောက်ကုန်သော၊ ယဒိဒံ ယာနိ ဣမာနိ ပုရိသယုဂါနိ-အကြင် ယောက်ျားအစုံတို့သည်၊ သန္တိ-ကုန်၏၊ အဋ္ဌ-အသီးအသီး ဝေဖန်သည်၏ အစွမ်းအားဖြင့် ရှစ်ယောက်ကုန်သော၊ ယဒိဒံ ယေဣဓေ ပုရိသပုဂ္ဂလာ-အကြင် ယောက်ျားပုဂ္ဂိုလ်တို့သည်၊ သန္တိ-ကုန်၏။

(တစ်နည်း) ယဒိဒံ ယာနိ ဣမာနိ ပုရိသယုဂါနိ- အကြင် ယောက်ျားအစုံတို့သည်၊ စတ္တာရိ-အစုံဖွဲ့သည်၏ အစွမ်းအားဖြင့် လေးယောက်တို့သည်၊ ယောန္တိ-ကုန်၏၊ ယဒိဒံ ယေ ဣဓေ ပုရိသပုဂ္ဂလာ-အကြင်ယောက်ျားပုဂ္ဂိုလ်တို့သည်၊ အဋ္ဌ-အသီးအသီး ဝေဖန်သည်၏ အစွမ်းအားဖြင့် ရှစ်ယောက်တို့သည်၊ ယောန္တိ-ကုန်၏၊ ဘဂဝတော-၏၊ သေသော သာဝကသံဃော-အစုံဖွဲ့သည်၏ အစွမ်းအားဖြင့် လေးယောက် အသီးအသီး ဝေဖန်သည်၏ အစွမ်းအားဖြင့် ရှစ်ယောက်အတိုင်းအရှည်ရှိသော ဤတပည့်အပေါင်းသည်၊ အာဟုနေယျော-အစားမှဆောင်၍ ပူဇော်အပ်သော လေးပါးသောပစ္စည်းကို ခံခြင်းငှာထိုက်၏၊ ဝါ-အဝေးမှဆောင်၍ ပူဇော်ရာပေတည်း၊ ဘဂဝတော-၏၊ သေ သော သာဝကသံဃော-သည်၊ ပါဟုနေယျော-ညွှန်သည်အကျိုးငှာ စီရင်အပ်သော အာဂန္တုကဒါနကို ခံခြင်းငှာထိုက်၏၊ ဝါ-ရှေးဦးစွာ ပူဇော်ရာပေတည်း၊ ဘဂဝတော-၏၊ သေသော သာဝကသံဃော-သည်၊ ဒက္ခိနေယျော-ကြီးပွားကြောင်းဖြစ်သော အလှကိုခံခြင်းငှာထိုက်၏၊ ဝါ-မြတ်သော အလှကို ခံခြင်းငှာထိုက်၏၊ ဝါ-ပေးလှူအပ်သော အလှဝတ္ထုကို ခံတော်မူထိုက်၏၊ ဝါ-

ပေးလှအပ်သော အလှူစက္ကု၏ အကျိုးစီးပွားကို ဆောင်တော်မူတတ်၏။
 ဘဂဝတော-၏။ သေဇသော သာဝကသံသော အညူလိကရဏိယော-လက်အုပ်
 ချီမှုကို ခံခြင်းငှာထိုက်၏။ ဝါ-လက်အုပ်ချီမှုကို ပြုရာပေတည်း။ ဘဂဝတော-
 ၏။ သေဇသော သာဝကသံသော-သည်။ လောကဿ-အလုံးစုံသောလောက
 ၏။ အနုတ္တရံ-အတုမရှိမြတ်သော၊ ဝါ-အရိယာသံဃာထက်လွန်သော လယ်
 မရှိသော၊ ပုညက္ခေတ္တံ-ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စည်ပင် ပေါက်
 ရောက်ရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏။ ဝါ-ကောင်းမှုတည်းဟူ
 သော မျိုးစေ့တို့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏။
 ဣတိ-သို့၊ ဘာသိတော-အပ်ဖူးပြီ။

သုနက္ခတ္တ-သုနက္ခတ္တ၊ ဣတိ-သို့၊ ဝါ-ဖြင့်၊ တေ-သည်၊ အနေက ပရိယာ
 ယေန-ဖြင့်၊ သံဃဿ-၏၊ ဝဏ္ဏော-ကို၊ ဝဇ္ဇိဂါမေ-၌၊ ဘာသိတော-ပြီ။

သုနက္ခတ္တ-သုနက္ခတ္တ၊ အဟံ-သည်၊ တေ-အား၊ အာရောစယာမိ-မိန့်တော်
 မူ၏။ သုနက္ခတ္တ-တ္တ၊ အဟံ-သည်၊ တေ-အား၊ ပဋိဝေဒယာမိ-သိစေတော်
 မူ၏။ ကိံ-သို့၊ အာရောစယာမိ-နည်း၊ ပဋိဝေဒယာမိ-နည်း၊ သုနက္ခတ္တ၊ သုနက္ခတ္တ၊
 အညေ-တစ်ပါးကုန်သော၊ မနုဿာ-တို့သည်၊ တေ-ကို၊ ဝတ္တာရော-ကဲ့ရဲ့
 ပြစ်တင် ပြောဆိုတတ်ကြကုန်သည်။ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့၊ ကိံ-သို့၊
 ဝတ္တာရော-ကုန်သည်၊ ဘဝိဿန္တိ-နည်း၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-
 သည်၊ သမဏောဂေါတမေ-ရဟန်းဂေါတမ၌၊ ပြဟ္မစရိယံ-ကို၊ စရိတုံ-ငှာ၊
 နောဝိသဟိ-မစွမ်းနိုင်ရှာပြီ၊ သော သုနက္ခတ္တော-သည်၊ အဝိသဟန္တော-မစွမ်း
 နိုင်ရှာသည်၏ အဖြစ်ကြောင့်၊ သိက္ခ-အမိသိလသိက္ခာကို၊ ပစ္စက္ခာယ-ဆန့်ကျင်
 ဘက် ဆို၍၊ ဝါ-စွန့်၍၊ ဝါ-ချ၍၊ ဟိနာယ-ယုတ်သောလူ၏ အဖြစ်ဟူသော
 အကျိုးငှာ၊ ဝါ-ယုတ်သောလူ၏အဖြစ်သို့၊ အာဝတ္တော-လည်ခဲ့ပြီ (တစ်နည်း)
 ဟိနာယာဝတ္တော-လူထွက်ခဲ့ပြီ၊ ဣတိ-သို့၊ ဝတ္တာရော-ကုန်သည်၊ ဘဝိဿန္တိ-
 ကုန်လိမ့်လတ္တံ့၊ သုနက္ခတ္တ-သုနက္ခတ္တ၊ ဣတိ-သို့၊ ဝါ-ဖြင့်၊ အညေ-ကုန်သော၊
 မနုဿာ-တို့သည်၊ တေ-ကို၊ ဝတ္တာရော-ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့၊
 ဣတိ-သို့၊ အာရောစယာမိ-၏၊ ပဋိဝေဒယာမိ-၏၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဝေဝိ-သို့၊
 ဝါ-ဖြင့်၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ မယာ-သည်၊ ဝုစ္စမာနော-
 မိန့်တော်မူအပ်သည်ရှိသော်၊ အာပါယိကော-အပါယ်၌ ဖြစ်လတ္တံ့ သော၊ ဝါ-
 အပါယ်၌ဖြစ်ထိုက်သော၊ နေရယိကော-ငရဲ၌ဖြစ်လတ္တံ့ သော၊ ဝါ-ငရဲ၌ ဖြစ်
 ထိုက်သော၊ သတ္တော-သည်၊ ပက္ကမေယျယထာ-ဖဲသွားရာသကဲ့သို့၊ တထာ-ထူ၊
 ဣမသ္မာဓမ္မဝိနယာ-တရားသဖြင့် ဆုံးမရာဖြစ်သော ဤငါ့ဘုရား၏ သာသနာ
 တော်မှ၊ အပက္ကမေဝ-ဖဲသွားသည်သာ၊ ဝါ-ရှေ့လျောသည်သာ။

(တစ်နည်း) ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဝေ-သို့၊ ဝါ-ဖြင့်၊ ယထာ-အကြင် သို့သော အခြင်းအရာ အားဖြင့်၊ ပက္ခမမာနော-ဖဲသွားသော၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ အာပါယိကော-သည်၊ နေရယိကော-သည်၊ ဟောတိ-၏၊ တထာ-ထိုသို့အပါယ်ငရဲ၌ ဖြစ်လတ္တံ့ နိုင်လောက်အောင်သော အခြင်းအရာ အားဖြင့်၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ မယာ-သည်၊ ဝုစ္စမာနော-သော်၊ ဣမသ္မာ ဓမ္မဝိနယာ-မှ၊ အပက္ခမေဝ-သည်သာ။

ကောရက္ခတ္တိယဝတ္ထု

၇။ သုဂ္ဂဝ-ဘဂ္ဂဝ၊ ကေ-သော၊ သမယံ-၌၊ အဟံ-သည်၊ ထုလုသု-ထုလု အမည်ရှိကုန်သော၊ ဇနပဒေ-ဇနပုဏ်၌၊ ဥတ္တရကာနာမ-ဥတ္တရကအမည်ရှိသော၊ ထုလုနံ-ထုလုမင်းတို့၏၊ ယောနိဂမော-သည်၊ အတ္ထိ-၏၊ တံနိဂမံ-ကို၊ ဂေါစရ ဂါမံ-ကို၊ ကတုာ-မူ၍၊ ဝိဟရာမိ-မူ၏။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိ ကာလေ-နေတော်မူရာ ထိုအခါ၌၊ အဟံ-သည်၊ ပုဗ္ဗဏှသမယံ-နေ၏ ရှေ့ အဖို့ဖြစ်သောအခါ၌၊ ဝါ-နံနက်အခါ၌၊ ဝါ-နေ၏ ရှေ့ အဖို့ဖြစ်သောအခါတွင် တစ်ပါးသော ကာလပတ်လုံး၊ ဝါ-နံနက် အခါတွင် တစ်ပါးသော ကာလပတ်လုံး၊ နိဝါသေတုာ-သင်းပိုင်ကို ထက် အောက်ပြောင်းပြန် ပြန်လှန်ဝတ်တော်မူပြီး၍၊ ပတ္တစိဝရံ-ကို၊ အာဒါယ-၍၊ သုနက္ခတ္တေန-သော၊ လိစ္ဆဝိပုတ္တေန-ဖြင့်၊ ပစ္စာသမဏေန-နောက်လိုက်ရဟန်း ဖြင့်၊ ဥတ္တရကံ-ဥတ္တရကနိဂုံးသို့၊ ပိဏ္ဏာယ-ငှာ၊ မါဝိသိ-မူပြီ၊ ယေန သမယေန- အကြင်အခါ၌၊ သုနက္ခတ္တေန-သော၊ လိစ္ဆဝိပုတ္တေန-သော၊ ပစ္စာသမဏေန-ဖြင့်၊ ဥတ္တရကံ-သို့၊ ပိဏ္ဏာယ-ငှာ၊ မါဝိသိ-ဝင်တော်မူပြီ၊ တေန ခေါပန သမယေန- ဥတ္တရနိဂုံးသို့ ဆွမ်းခံဝင်ရာ ထိုအခါ၌၊ အစေလော-အဝတ်မရှိသော၊ ဝါ- အဝတ်မဆီး အချည်းနှီးသော၊ ကုက္ကုရုဝတိကော-ဆောက်တည်အပ်သော ခွေးတို့၏ အကျင့်ရှိသော၊ စတုက္ကောဏ္ဍိကော-ဒူးဆစ် တံတောင်ဆစ် နှစ်ဘက် အားဖြင့် လေးဖါးသောကိုယ်အစိတ်တို့ဖြင့် သွားခြင်းရှိသော၊ ဝါ-လေးဘက် ထောက် သွားသော၊ ကောရက္ခတ္တိယော-ကောရက္ခတ္တိယသည်၊ ဝါ-အတွင်း ဘက်ဝယ် လိမ်ဖယ်ကောက်ကွေးသော ခြေ ရှိသည်၏အဖြစ်ကြောင့် ကောရ အမည်ရှိသော ခတ္တိယသည်၊ ဝါ-ခြေလိမ်ခတ္တိယသည်၊ ဆမာနိကိဏ္ဍံ-မြေ၌ ချထားအပ်သော၊ ဘက္ခသံ-ခဲအပ် စားအပ်သော ခဲဖွယ်ဘောဇဉ်ကို၊ မုခေနေ- ခံတွင်းဖြင့်သာလျှင်၊ ဝါ-ပါးစပ်ဖြင့်သာလျှင်၊ ခါဒတိ-ခဲ၏၊ မုခေနေဝ-ဖြင့် သာလျှင်၊ ဘုဉ္ဇတိ-စား၏၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော- သည်၊ အစေလံ-သော၊ ကုက္ကုရုဝတိကံ-သော၊ စတုက္ကောဏ္ဍိကံ-သော၊ ကော- ရက္ခတ္တိယံ-ကို၊ ဆမာနိကိဏ္ဍံ-သော၊ ဘက္ခသံ-ကို၊ မုခေနေဝ-သာလျှင်၊ ဝါဒန္တံ-



ကို၊ မုခေနေဝ-လျှင်၊ ဘုဉ္ဇန္တိ-ကို၊ အဒ္ဓသာ-တွေ့မြင်ရပြီ၊ (တစ်နည်း) အဒ္ဓသာ
 ခေါ်-တွေ့မြင်ရသည်သာ၊ (တစ်နည်း) ဆမာနိကိဏ္ဍိ-သော၊ ဘက္ခသံ-ကို၊
 မုခေနေဝ-လျှင်၊ ခါဒန္တိ-သော၊ မုခေနေဝ-လျှင်၊ ဘုဉ္ဇန္တိ-သော၊ အစေလံ-သော၊
 ကုက္ကုရဝတိကံ-သော၊ စတုက္ကောဏ္ဍိကံ-သော၊ ကောရက္ခတ္ထိယံ-ကို၊ အဒ္ဓသာ-
 ပြီ။ (တစ်နည်း) အဒ္ဓသာခေါ်-သည်သာ။

ဆမာနိကိဏ္ဍိ-သော၊ ဘက္ခသံ-ကို၊ မုခေနေဝ-ဖြင့်သာလျှင်၊ ခါဒန္တိ-သော၊
 မုခေနေဝ-လျှင်၊ ဘုဉ္ဇန္တိ-သော၊ အစေလံ-သော၊ ကုက္ကုရဝတိကံ-သော၊
 စတုက္ကောဏ္ဍိကံ-သော၊ ကောရက္ခတ္ထိယံ-ကို၊ ဒိဿာန-မြင်ရသည်ရှိသော်၊ ဝါ-
 မြင်ရခြင်းကြောင့်၊ အဿ သုနက္ခတ္တဿ-အား၊ တေ ပရိဝိတက္ကနံ-ဤသို့သော
 အကြံသည်၊ အဟောသိ-ပြီ၊ ကိ-အဘယ်သို့သောအကြံသည်၊ အဟောသိ-
 နည်း၊ တော-အိုအချင်းတို့၊ ယသ္မာ-ကြောင့်၊ အယံသမဏော-ဤရဟန်းသည်၊
 စတုက္ကောဏ္ဍိကော-သည်၊ ဟုတော-၍၊ ဆမာနိကိဏ္ဍိ-သော၊ ဘက္ခသံ-ကို၊
 မုခေနေဝ-လျှင်၊ ခါဒတိ-ခဲရှာ၏၊ မုခေနေဝ-လျှင်၊ ဘုဉ္ဇဟိ-စားရှာ၏။
 တသ္မာ-ကြောင့်၊ အယံသမဏော-သည်၊ သာရုဗ္ဗပေါ-ကောင်းသော သဘော
 ရှိသော၊ သမဏော-ရဟန္တာအပေါင်းတွင် တစ်ပါးအပါအဝင်ဖြစ်သော ရဟန္တာ
 ပေတည်း၊ ဝတ-ဝါလည်း ဤရဟန်းနှင့်အတူ ဖြစ်ရပါမူကား ကောင်းလေစွ
 တကား၊ ဣတိ တေ ပရိဝိတက္ကနံ-ဤသို့သော အကြံသည်၊ အဟောသိ-ပြီ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ-အကြံဖြစ်ရာ တို့အခါ၌၊ အဟံ-သည်၊
 သုနက္ခတ္တဿ-သော၊ လိစ္ဆဝိပုတ္တဿ-၏၊ စေတော ပရိဝိတက္ကံ-စိတ်၏ အကြံကို၊
 စေတသာ-ဝါဘုရား၏ စိတ်ဖြင့်၊ အညာယ-သိတော်မူ၍၊ သုနက္ခတ္တံ-သော၊
 လိစ္ဆဝိပုတ္တံ-ကို၊ တေ ဝစနံ-ကို၊ အဝေါစံ-ပြီ၊ ကိ-သို့၊ အဝေါစံ-နည်း၊
 မောဃပုရိသ-ယောကျ်ား၊ ဟိနဇ္ဈာသယော-ယုတ်မာသောအလိုရှိသော၊ (ထည့်
 သည်)။ တံပိ-သင်သည်လည်း၊ ဝါ သင်သော်မှလည်း၊ သက္ခပုတ္တော-သကာ
 ဝင်မင်းသား မြတ်စွာဘုရား၏ သားတော်ဖြစ်သော၊ သမဏော-ရဟန်းဟူ၍၊
 ပဋိဇာနိဿသိ နာမ - ဝန်ခံဝန်တုံတိ၏၊ ဣတိ-သို့၊ အဝေါစံ - ဝါဘုရားက
 မိန့်တော်မူပြီ၊ ဘန္တေ-ဘုရား၊ ကိ-အဘယ်ကြောင့်၊ မံ-ကို၊ ဘဂဝါ-သည်၊
 မောဃပုရိသ-ယောကျ်ား၊ ဟိနဇ္ဈာသယော-သော၊ တံပိ-လည်း၊ သက္ခပုတ္တံ
 ယော-သော၊ သမဏော-ဟူ၍၊ ပဋိဇာနိဿသိ နာမ-တိ၏၊ ဣတိ ဝေ-သို့၊
 အာဟ ပန-မိန့်တော်မူရပါသနည်း၊ ဣတိ-သို့၊ အဝေါစံ-သုနက္ခတ္တက လျှောက်
 ပြီ၊ သုနက္ခတ္တံ-သုနက္ခတ္တံ၊ တေ-အား၊ ဆမာနိကိဏ္ဍိ-သော၊ ဘက္ခသံ-ကို၊
 မုခေနေဝ-ဖြင့်သာလျှင်၊ ခါဒန္တိ-သော၊ မုခေနေဝ-လျှင်၊ ဘုဉ္ဇန္တိ-သော၊
 အစေလံ-သော၊ ကုက္ကုရဝတိကံ-သော၊ စတုက္ကောဏ္ဍိကံ-သော၊ ဣမံကောရက္ခတ္ထိ

ယံ-ဤကောရက္ခတ္တိယကို၊ ဒိသ္မာန-သော်၊ ဝါ-ကြောင့်၊ တေပရိဝိတက္ကနံ-သည်၊
 အဟောသိ နန္ဒ - ဖြစ်သည် မဟုတ်တုံလော၊ ကိ - သည်၊ အဟောသိ-နည်း၊
 တော-တို့၊ ယသ္မာ-ကြောင့်၊ အယံသမဏော-သည်၊ စတုက္ကောဏ္ဍိကော-သည်၊
 ဟုတော-၍၊ ဆမာနိကိဏ္ဍိ-သော၊ ဘက္ခသံ-ကို၊ မုခေနေဝ-လျှင်၊ ခါဒတိ-၏၊
 မုခေနေဝ-လျှင်၊ ဘုဉ္ဇတိ-၏၊ တသ္မာ-ကြောင့်၊ အယံသမဏော-သည်၊ သာဓု
 ရူပေါ-သော၊ သမဏော-တည်း၊ ဝတ-တကာ၊ ဣတိ တေ ပရိဝိတက္ကနံ-သည်၊
 အဟောသိနန္ဒ-တုံလော၊ ဣတိ-သို့၊ အဝေါစံ-မူပိ၊ ဘန္ဓေ-ဘုရား၊ မေ-အား၊
 ဆမာနိကိဏ္ဍိ-သော၊ ဘက္ခသံ-ကို၊ မုခေနေဝ-လျှင်၊ ခါဒန္တိ-သော၊ မုခေနေဝ-
 လျှင်၊ ဘုဉ္ဇန္တိ-သော၊ အစေလံ-သော၊ ကုက္ကုရဝတိကံ-သော၊ စတုက္ကောဏ္ဍိ
 ကံ-သော၊ ဣမံ ကောရက္ခတ္တိယံ-ကို၊ ဒိသ္မာန-သော်၊ ဝါ-ကြောင့်၊ တေ ပရိ
 ဝိတက္ကနံ- သည်၊ ဧဝံ အဟောသိ - ဤသို့ ဖြစ်သည် မှန်ပါ၏၊ ကိ - သည်၊
 အဟောသိ-နည်း၊ တော - တို့၊ ယသ္မာ- ကြောင့်၊ အယံ သမဏော-သည်၊
 စတုက္ကောဏ္ဍိကော- သည်၊ ဟုတော-၍၊ ဆမာနိကိဏ္ဍိ-သော၊ ဘက္ခသံ-ကို၊
 မုခေနေဝ-လျှင်၊ ခါဒတိ-၏၊ မုခေနေဝ-လျှင်၊ ဘုဉ္ဇတိ-၏၊ တသ္မာ-ကြောင့်၊
 အယံသမဏော-သည်၊ သာဓုရူပေါ-သော၊ သမဏော-ပေတည်း၊ ဝတ-တကာ၊
 ဣတိတေပရိဝိတက္ကနံ-သည်၊ ဧဝံ အဟောသိ-မှန်ပါ၏၊ ဘန္ဓေ-ဘုရား၊ ဘဂဝါ-
 သည်၊ အရဟတ္တဿ-တစ်ပါးသောသူ၏ အရဟတ္တဖိုလ်ကို၊ မစ္ဆရာယတိကံ ပန-
 ဝန်တိမူကို ပြုတော်မူပါသလော၊ ဣတိ-သို့၊ အဝေါစံ-သုန္ဒကုတ္တက လျှောက်
 ပြန်ပြီ၊ မောဿပုရိသ-ယောကျ်ား၊ အဟံ-သည်၊ အရဟတ္တဿ-ကို၊ န ခေါ
 မစ္ဆရာယာမိ-ဝန်တိမူကို ပြုတော်မူသည် မဟုတ်သည်သာ၊ အပိ စ-အဟုတ်
 အမှန်ကား၊ တုယေဝ-သင်အားသာလျှင်၊ ပါပကံ-ယုတ်မာသော၊ တေ ဒိဋ္ဌိ
 ဂတံ-ဤမိစ္ဆာအယူသည်၊ ဥပ္ပန္နံ-ဖြစ်ပြီ၊ တံ-သည်၊ ပါပကံ-သော၊ တံဒိဋ္ဌိဂတံ-
 ကို၊ ပဇဟ-စွန့်လော့၊ ပါပကံ-သော၊ တံဒိဋ္ဌိဂတံ-သည်၊ တေ-အား၊ ဒိဿ
 ရတ္တံ-ရှည်မြင့်စွာသော နေ ညဉ့် ပတ်လုံး၊ အဟိတာယ-စီးပွားမဲ့ကို ပြုခြင်းငှာ
 လည်းကောင်း၊ ဒုက္ခာယ-ဆင်းရဲကိုပြုခြင်းငှာ လည်းကောင်း၊ မာ အဟောသိ-
 မဖြစ်စေလင့်။

“သုန္ဒကုတ္တ-သုန္ဒကုတ္တ၊ တံ-သည်၊ အစေလံ-သော၊ ယံတေကောရက္ခတ္တိယံ-
 အကြင် ကောရက္ခတ္တိယကို၊ အယံသမဏော-သည်၊ သာဓုရူပေါ-ကောင်းသော
 သဘောရှိခဲ့၏၊ ဣတိ-သို့၊ မညသိ-အောက်မေ့မှတ်ထင်ခဲ့၏၊ အစေလော-သော၊
 သမဏော-သည်၊ သတ္တမံ-ခုနစ်ရက်တို့ ပြည့်ကြောင်းဖြစ်သော၊ ဒိဝသံ-နေ့၌၊
 အလသကေန-အစာပေးကြသော အနာဖြင့်၊ ဝါ-စားပိုးနှင့်သော အနာဖြင့်၊
 ကာလံ-အယုတ်ကို၊ ဝါ-ဇီဝိတိန္ဒြေကို ပစ်ချရာအခါကို၊ ဝါ-ဇီဝိတိန္ဒြေကို ပစ်ချ
 ခြင်းကို၊ ဝါ-အသက်ရှင်ပြီးရာ အခါကို၊ ကရိယာတိ-ပြုလိမ့်လတ္တံ့။ ။

(တစ်နည်း) ကာလံ ကရိယတိ-ဖူးဖူးရောင်ပွ ထကြွလှုပ်ရှား ဗိုက်ကြီး ကားလျက် မမှားမုချ သေရလိမ့်လတ္တံ့၊ ကာလကံတော-သည်၊ သမာနော စ-ဖြစ်သော်လည်း၊ ကာလကဉ္စိကာနာမ- ကာလကဉ္စိက အမည်ရှိကုန်သော၊ အသုရာ-ပြိတ္တာ အသုရာတို့သည်၊ သန္တိ-ကုန်၏၊ သဗ္ဗနိဟိနော- အလုံးစုံသော အသုရာတို့အောက် ယုတ်နိမ့် အောက်ကျသော၊ အသုရကာယော- အသုရာ အပေါင်းသည်၊ အတ္ထိ-၏၊ တတြ တသ္မိံ အသုရကာယေ-သို့ အသုရာအပေါင်း ဌ၊ ဥပပဇ္ဇိယတိ-ဖြစ်ရလိမ့်လတ္တံ့၊ ကာလကတဉ္စ-သည်လည်းဖြစ်သော၊ အစေ လံ-သော၊ နံ ကောရက္ခတ္တိယံ-ကို၊ ဝိရဏတ္ထမ္မကေ-ပြိတ်မြက်ချဲ့ရုံရာ၏ အဖြစ် ကြောင့် ဝိရဏတ္ထမ္မကအမည်ရှိသော၊ သုသာနေ-သုသာန်၌၊ ဝါ-သူသေကောင် တို့၏အိပ်ရာ သင်္ချိုင်း၌၊ ဆဇ္ဇေယန္တိ-စွန့်ပစ်ကြကုန်လိမ့်လတ္တံ့၊ သုနက္ခတ္တ- သုနက္ခတ္တ၊ တံ-သည်၊ အစေလံ-သော၊ ကောရက္ခတ္တိယံ-သို့၊ ဝါ-ကို၊ ဥပ သကံမိတော-၍၊ ပုစ္ဆိတံ-မေးခြင်းငှာ၊ အာကခံမာနောစ-အလိုရှိသော်လည်း၊ အစေလံ-သော၊ ကောရက္ခတ္တိယံ-သို့၊ ဝါ-ကို၊ ဥပသကံမိတော-၍၊ ပုစ္ဆေယျာသိ- မေးလေလော့၊ ကိံ-သို့၊ ပုစ္ဆေယျာသိ-နည်း၊ အစေလံ-သော၊ အာဝုသော ကောရက္ခတ္တိယ-ငါ့ရှင်ကောရက္ခတ္တိယ၊ တံ-သည်၊ အတ္တနော-၏၊ ဂတိံ-ကို၊ ဝါ- လားရောက်အပ်သောဘကေ၊ ဇာနာသိ-သိပါ၏လော့၊ ဣတိ-သို့၊ ပုစ္ဆေယျာသိ- လော့၊ သုနက္ခတ္တ-တ္တ၊ ယံ ယေန ဌာနေန-အကြင်အကြောင်းကြောင့်၊ တေ- အား၊ အစေလော-သော၊ ကောရက္ခတ္တိယော-သည်၊ ဗျာကရိယတိ- ဖြေဆိုလိမ့်လတ္တံ့၊ ကိံ-သို့၊ ဗျာကရိယတိ-နည်း၊ အာဝုသော သုနက္ခတ္တ-တ္တ၊ အဟံ-သည်၊ အတ္တနော-၏၊ ဂတိံ-ကို၊ ဇာနာမိ-ပါ၏၊ အဟံ-သည်၊ ကာလ ကဉ္စိကာနာမ-ကုန်သော၊ အသုရာ-တို့သည်၊ သန္တိ-ကုန်၏၊ သဗ္ဗနိဟိနော-သော၊ အသုရကာယော-သည်၊ အတ္ထိ-၏၊ တတြ တသ္မိံ အသုရကာယေ-၌၊ ဥပပဇ္ဇော- ဖြစ်ရသည်၊ အမိ-ဖြစ်ပါ၏၊ ဣတိ-သို့၊ ဗျာကရိယတိ-လတ္တံ့၊ ဧတံ ဌာနံ- ဤအကြောင်းသည်၊ ဝိဇ္ဇတိ ခေါ်ပန-ရှိသည်သာ၊ ဣတိ-သို့၊ အဝေါစံ-ငါ ဘုရားက မိန့်တော်မူပြန်ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ-ငါဘုရားက မိန့် တော်မူရာ ထိုအခါ၌၊ သုနက္ခတ္တော-သော၊ ကောရက္ခတ္တိယော-သည်၊ ယေန

၁။ မှတ်ချက်။ ။ ဤ ဝါကျ၌ ဝိရဏတ္ထမ္မကေ-ဟူသော ပါဠိအရာဝယ် ဝိရဏတ္ထမ္မကေ- ဟု သြဋ္ဌဇေတုတ္ထကုရာ ဘ-သံယုတ်နှင့် လည်းကောင်း၊ ဝိရဏတ္ထမ္မကေ-ဟု သြဋ္ဌဇေတတိယ အက္ခရာ ဗ-သံယုတ်နှင့် လည်းကောင်း၊ ပါဠိနှစ်ထွေ ရှိကြ၏၊ ထိုတွင် သြဋ္ဌဇေတုတ္ထကုရာ ဘ-နှင့် ထမ္မသဒ္ဓါကား ထမ္မော ထုဏော ပုမိတ္ထိယံ-ဟူသော ဘူကဏ္ဍ ပုရဝင် အဘိဓာန် လာ တိုင်ဟော အရာ၌သာ သင့်မြတ်၏၊ တိဋ္ဌန္တ၊ သဿံ ခေည၊ ဝိဟိထံမ္မ ကရိရိတော- ဟူသော ဘူကဏ္ဍ စတုမ္မဏ္ဍဝေဿဝင် အဘိဓာန်လာ ထမ္မ ကရိသဒ္ဓါ၊ ထမ္မော ကုမ္မောတိ ဏာဒီနံ-ဟူသော ဘူကဏ္ဍ စတုမ္မဏ္ဍဝေဿဝင် အဘိဓာန်လာ ထမ္မသဒ္ဓါများကဲ့သို့ ချုပ်ဖတ် မြက်ဖတ် ဟောရာ၌ကား သြဋ္ဌဇေတတိယကုရာ ဗ-နှင့်သာ သင့်မြတ်၏၊ ဤ ပါဠိကဝင် ဋီကာ ၌ကား ဝိရဏတ္ထမ္မောတိ ဝိရဏဝစ္ဆော-ဟု သြဋ္ဌဇေ တတိယအက္ခရာ ဗ-နှင့် ရှိသင့်လျက် သြဋ္ဌဇေ စတုတ္ထကုရာ ဘ-နှင့် ပါဠိဖျက်လျက် ရှိ၏။

ဌာနေန-ဌိ၊ အစေလော-သော၊ ကောရကုတ္တိယော-သည်၊ အတ္ထိ-၏၊ တေန
 ဌာနေန-သ္မိ၊ ဥပသကံမိ-၏၊ ဥပသကံမိတော-၍၊ အစေလံ-သော၊ ကောရကုတ္တိယံ-
 ကံ၊ တေဝစနံ-ကို၊ အဝေဝ-ပြီ၊ ကံ-သ္မိ၊ အဝေဝ-နည်း၊ အာဝုသော
 ကောရကုတ္တိယ-ငါရှင်ကောရကုတ္တိယ၊ တံ-သည်၊ ဝါ-ကို၊ သမဏေနဂေတမေန-
 ရဟန်းဂေတမသည်၊ ဗျာကတော-ဖြေဆိုအပ်သည်၊ ဝါ-ဗျာဒိတ်စကား မိန့်
 ကြားအပ်သည်၊ အသိ-ဖြစ်ခဲ့၏၊ ကံ-သ္မိ၊ ဗျာကတော-သည်၊ အသိ-နည်း၊
 အစေလော-သော၊ ကောရကုတ္တိယော-သည်၊ သတ္တမံ-သော၊ ဒိဝသံ-ဌိ၊ အလ-
 သကေန-ဖြင့်၊ ကာလံကရိဿတိ-လတ္တံ၊ ကာလံကတော-သည်၊ သမာနောစ-
 သော်လည်း၊ ကာလကဉ္စိကာနာမ-ကုန်သော၊ အသုရာ-တို့သည်၊ သန္တိ-ကုန်၏၊
 သဗ္ဗနိဟိနော-သော၊ အသုရကာယော-သည်၊ အတ္ထိ-၏၊ တတြ တသ္မိ အသုရ
 ကာယေ-ဌိ၊ ဥပပဇ္ဇိဿတိ-လတ္တံ၊ ကာလံကတဉ္စ သည်လည်း ဖြစ်သော၊
 နံကောရကုတ္တိယံ-ကို၊ ဗီရဏတ္ထမ္ပကေ-သော၊ သုသာနေ-ဌိ၊ ဆဇ္ဇေယန္တိ-ကုန်
 လိမ့်လတ္တံ၊ ဣတိ-သ္မိ၊ ဗျာကတော-အပ်သည်၊ အသိ-ဖြစ်ခဲ့၏၊ အာဝုသော
 ကောရကုတ္တိယ-ယ၊ ယေနကာရဏေန-အကြွင် အကြောင်းကြောင့်၊ တံ-ကို၊
 တဂတော-သည်၊ ဗျာကတော-ပြီ၊ တေနကာရဏေန-ကြောင့်၊ ယထာ-
 အကြွင်သို့သောအခြင်းအရာအားဖြင့်၊ တယံ-သည်၊ ဘုဇ္ဇေယျာသိ-စားသော်
 လည်းကောင်း၊ ပိဝမာနေစ-သောက်သော်လည်းကောင်း၊ သမဏဿဂေတ
 မဿ-၏၊ ဝစနံ-သည်၊ မိစ္ဆာ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သည်၊ အဿ-
 ဖြစ်ရာ၏၊ တထာ-ထိုရဟန်းဂေတမစကား ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်
 ဖြစ်နိုင်လောက်အောင်သော အခြင်းအရာအားဖြင့်၊ တံ-သည်၊ မတ္တံ မတ္တံစ-
 အတိုင်းအရှည်ရှိသော ခဲဖွယ်ဘောဇဉ်၊ အတိုင်းအရှည်ရှိသော ခဲဖွယ်ဘောဇဉ်
 ကိုလည်း၊ ဘုဇ္ဇေယျာသိ-စားပါလော့၊ မတ္တံမတ္တံ-အတိုင်းအရှည်ရှိ၊ အတိုင်းအရှည်
 ရှိသော၊ ပါနီယံစ-သောက်ရေကိုလည်း၊ ပိဝေယျာသိ-သောက်ပါလော့။

(တစ်နည်း) မန္တာ မန္တာစ-သင့်ရာသင့်ရာ ဉာဏ်ပညာဖြင့် တိုင်းထွာချင့်ချိန်
 ၍လည်း၊ တိုင်းထွာချင့်ချိန်၍လည်း၊ ဘောဇနံ-ဘောဇဉ်ကို၊ ဘုဇ္ဇေယျာသိ-
 စားပါလော့၊ မန္တာ မန္တာစ-၍လည်း၊ ပါနီယံ-ကို၊ ပိဝေယျာသိ-သောက်ပါ
 လော့၊ ဣတိ-သ္မိ၊ အဝေဝ-ပြီ။

၈။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထပစ္ဆာ-ပြောဆိုပြီးရာကာလမှနေောက်၌၊ တထာ
 ဂတဿ-ငါတုရား၏၊ ဝစနံ-စကားကို၊ အသဒ္ဓဟမာနော-မယုံကြည်နိုင်သော၊
 အညော-သုနက္ခတ္တမှတစ်ပါးသော၊ ကောစိ-သော၊ ပုဂ္ဂလော-သည်၊ သတ္တ-
 ခုနစ်ပါးကုန်သော၊ ရတ္တိန္ဒြိဝါနိ-ညဉ့်၊ နေ့တို့ကို၊ ဂဏေယျယထာ-ရေတွက်ရာ
 သက္ကံသ္မိ၊ တထာ-တူ၊ လိစ္ဆဝိပုတ္တော-သော၊ သုနက္ခတ္တော-သည်၊ ဧကဒ္ဓိဟိ
 ကာယ-တစ်ရက်နှစ်ရက်ဟူသော ရေတွက်ခြင်းဖြင့်၊ သတ္တ-ကုန်သော၊ ရတ္တိန္ဒြိ

ဝါနိ-တို့ကို၊ ဂဏေသိ-ရေတွက်ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထပစ္စာ-ဗျာဒိတ် မိန့်
 ကြားတော်မူပြီးရာကာလမှ နောက်၌၊ အစေလော-သော၊ ကောရက္ခတ္တိယော-
 သည်၊ သန္တမိ-သော၊ ဒိဿိ-၌၊ အလသကေန-ဖြင့်၊ ကာလမကာသိ-သေပြီ၊
 ကာလကံတော-သည်၊ သမာနောစ-သော်လည်း၊ ကာလကဉ္စိကာနာမ-ကုန်
 သော၊ အသုရာ-တို့သည်၊ သန္တိ-ကုန်၏၊ သဗ္ဗနိဟီနော-သော၊ အသုရကာယော-
 သည်၊ အတ္တိ-၏၊ တတြတသ္မိံ အသုရကာယေ-၌၊ ဥပပဇ္ဇိ-ဖြစ်ရပြီ၊ ကာလကံ
 တဉ္စ - သည်လည်းဖြစ်သော၊ နိကောရက္ခတ္တိယံ - ကို၊ ဗီရဏတ္ထမ္မေ - သော၊
 သုသာနေ-၌၊ ဆဇ္ဇေသံ-ကုန်ပြီ။

၉။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ အယောသိ-
 ကြားသိရပြီ၊ (တစ်နည်း) အယောသိခေါ-ကြားသိရသည်သာ၊ ကိံ-သို့၊
 အယောသိ-နည်း၊ အစေလော-သော၊ ကောရက္ခတ္တိယော-ကို၊ အလသကေန-
 ဖြင့်၊ ကာလကံတော-သည်၊ ဟုတွာ-၍၊ ဗီရဏတ္ထမ္မကေ-သော၊ သုသာနေ-၌၊
 ဆဉ္စိတောကိရ-စွန့်ပစ်အပ်သတတ်၊ ဝါ-စွန့်ပစ်အပ်သတံ၊ ဣတိ-သို့၊ အယောသိ-
 ပြီ၊ (တစ်နည်း) အယောသိခေါ-သည်သာ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ-ကြားသိရရာ ထိုအခါ၌၊ သုနက္ခတ္တော-
 သော၊ လိစ္ဆဝိပုတ္တော-သည်၊ ယေန ဌာနေန-၌၊ ဗီရဏတ္ထမ္မကံ-သော၊ သုသာနံ-
 သည်၊ အတ္တိ-၏၊ ယေန ဌာနေန-အကြင်တစ်စိတ်သောအရပ်၌၊ အစေလော-
 သော၊ ကောရက္ခတ္တိယော-သည်၊ အတ္တိ-၏၊ တေန ဌာနေန-ထိုဗီရဏတ္ထမ္မက
 အမည်ရှိသောသုသာနံ၊ အစေလကကောရက္ခတ္တိယရှိရာအရပ်သို့၊ ဥပသကံမိ-၏၊
 ဥပသကံမိတွာ-၍ အစေလံ-သော၊ ကောရက္ခတ္တိယံ-ကို၊ တိက္ခတ္ထု-သုံးကြိမ်၊
 ပါဏိနာ-လက်ဖြင့်၊ အာကောဇ္ဇေသိ-ခေါက်ပြီ၊ ဝါ-ခေါက်၍ မေးပြီ၊ ကိံ ဝစနံ-
 အဘယ်စကားကို၊ ဝတွာ-၍၊ အာကောဇ္ဇေသိ-နည်း၊ အာဝုသောကောရက္ခတ္တိယ-
 ယ၊ တံ-သည်၊ အတ္တနော-၏၊ ဂတိံ-ကို၊ ဇာနာသိ-လော၊ ဣတိ ဣဒံ
 ဝစနံ-ကို၊ ဝတွာ-၍၊ အာကောဇ္ဇေသိ-ပြီ၊ အထတသ္မိံ ကာလေ-သုံးကြိမ်ခေါက်၍
 မေးရာ ထိုအခါ၌၊ အစေလော-သော၊ ကောရက္ခတ္တိယော-သည်၊ ပါဏိနာ-
 ဖြင့်၊ ပိဋ္ဌိ-ကျောက်ကုန်းကို၊ ပရိပုဉ္ဇန္တော-ကသုက်ကယက် ရုတ်တရက်နှင့်
 ဖုတ်ဖက်ခါလျက်၊ ဝဋ္ဌာသိ-ထပြီ၊ ကိံ ဝစနံ-ကို၊ ဝတွာ-၍၊ ဝဋ္ဌာသိ-နည်း၊
 အာဝုသော သုနက္ခတ္တ-တ္တ၊ အဟံ-သည်၊ အတ္တနော-၏၊ ဂတိံ-ကို၊ ဇာနာမိ-
 ၏၊ အဟံ-သည်၊ ကာလကဉ္စိကာနာမ-ကုန်သော၊ အသုရာ-တို့သည်၊ သန္တိ-
 ကုန်၏၊ သဗ္ဗနိဟီနော-သော၊ အသုရကာယော-သည်၊ အတ္တိ-၏၊ တတြတသ္မိံ
 အသုရကာယေ-၌၊ ဥပပဉ္ဇော-သည်၊ အမှီ-ပါ၏၊ ဣတိ-သို့၊ ဝတွာ-၍၊
 ဝဋ္ဌာသိ-ပြီ၊ ဣတိ-သို့၊ ဝတွာ-၍၊ တတ္ထေဝ တသ္မိံ ဝေဋ္ဌာနေ-ထိုအရပ်၌သာ
 လျှင်၊ ဥတ္တာနော-ပက်လက်၊ ပပတိ-လဲပြီ။

၁၀။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ-ကောရကုတ္တိယက လာဒေအပ်သော
ဘဝကို ပြောဆိုလိုက်ရာ ထိုအခါ၌၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊
ယေန ဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊
ဥပသကံမိတော-၍၊ မံ-ကို၊ အဘိဝါဒေတော-၍၊ ဧကမန္တံ-အောင်၊ ဝါ-၌၊
နိသီဒိ-၏၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဧကမန္တံ-၌၊ နိသီဒံ-သော၊ သုနက္ခတ္တိ-သော၊
လိစ္ဆဝိပုတ္တိ-ကို၊ အဟံ-သည်၊ တေဝစနံ-ကို၊ အဝေါစံ-မူပြီ၊ ကိံ-သို့၊ အဝေါစံ-
နည်း၊ 'သုနက္ခတ္တ-သုနက္ခတ္တ၊ မယာ-သည်၊ ဝုစ္ဆမာနံ-သော၊ ယံဝစနံ-သည်၊
အတ္ထိ-၏၊ တံ ငစနံ-ကို၊ တံ-သည်၊ ကိံ မညသိ-နည်း၊ ယထေဝ ယထာဇေ-
အကြင်သို့သော အခြင်းအရာအားဖြင့် သာလျှင်၊ အဟံ-သည်၊ တေ-အား၊
အစေလံ-သော၊ ကောရကုတ္တိယံ-ကို၊ အာရဗ္ဘ-အကြောင်းပြု၍၊ ဗျာကာသိ-
မိန့်တော်မူခဲ့ပြီ၊ ဝါ-ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပြီ၊ တထေဝ တထာဇေ-
ထို ငါဘုရားမိန့်တော်မူတိုင်းသော အခြင်းအရာအားဖြင့်သာလျှင်၊ တံဝိပါကံ-
ထိုစကား၏အကျိုးသည်၊ ဟောတိ-ဖြစ်သလော၊ အညထာဝ-ငါဘုရား မိန့်
တော်မူအပ်သည်မှ တစ်ပါးသောအခြင်းအရာအားဖြင့်သာလျှင်၊ ဟောတိ-ဖြစ်
သလော၊ ဣတိ-သို့၊ အဝေါစံ-ငါဘုရားက မိန့်တော်မူပြီ၊ ဘန္တေ-ဘုရား၊
ယထေဝ ယထာဇေ-အားဖြင့်သာလျှင်၊ ဘဂဝါ-သည်၊ မေ-အား၊ အစေလံ-
သော၊ ကောရကုတ္တိယံ-ကို၊ အာရဗ္ဘ-၍၊ ဗျာကာသိ-ပါပြီ၊ တထေဝ တထာ
ဇေ-အားဖြင့်သာလျှင်၊ တံဝိပါကံ-သည်၊ ဟောတိ-ပါ၏၊ အညထာ-ဖြင့်၊
နောဟောတိ-ပါ၊ ဣတိ-သို့၊ အဝေါစံ-သုနက္ခတ္တကလျောက်ပြီ၊ သုနက္ခတ္တ-
သုနက္ခတ္တ၊ မယာ-သည်၊ ဝုစ္ဆမာနံ-သော၊ ယံဝစနံ-သည်၊ အတ္ထိ-၏၊ တံဝစနံ-
ကို၊ တံ-သည်၊ ကိံ မညသိ-နည်း၊ ယထေဝ ယထာဇေ-ဖြင့်သာလျှင်၊ အဟံ-
သည်၊ တေ-အား၊ အစေလံ-သော၊ ကောရကုတ္တိယံ-ကို၊ အာရဗ္ဘ-၍၊
ဗျာကာသိ-ခဲ့ပြီ၊ တထေဝ တထာဇေ-အားဖြင့်သာလျှင်၊ တံဝိပါကံ-သည်၊
ယဒိ ဟောတိ-အကယ်၍ ဖြစ်ခဲ့အံ့၊ ဧဝံသန္တေ-ဤသို့ဖြစ်ခဲ့သည်ရှိသော်၊ မနုဿ
ဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-သည်၊ ဝါ-ကို၊ ကတံဝါ-ပြုအပ်
သည်သော်လည်း၊ ဟောတိ-ဖြစ်သလော၊ အကတံဝါ- မပြုအပ်သည်သော်
လည်း၊ ဟောတိ-လော၊ ဣတိ-သို့၊ အဝေါစံ-ငါဘုရားက မိန့်တော်မူပြန်ပြီ၊
ဘန္တေ-ဘုရား၊ ယထေဝ ယထာဇေ-အားဖြင့်သာလျှင်၊ ဘဂဝါ-သည်၊ မေ-
အား၊ အစေလံ-သော၊ ကောရကုတ္တိယံ-ကို၊ အာရဗ္ဘ-၍၊ ဗျာကာသိ-ခဲ့ပါပြီ၊
တထေဝ တထာဇေ-အားဖြင့်သာလျှင်၊ တံဝိပါကံ-သည်၊ ယဒိဟောတိ-ခဲ့အံ့၊
(လိုက်စပ်သည်)၊ ဧဝံသန္တေ-သော်၊ အဒ္ဓါ-စင်စစ်ကေန အမှန်မချွတ်၊ မနုဿ
ဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-သည်၊ ဝါ-ကို၊ ကတံ-ပြုအပ်
သည်၊ ဟောတိ-ပါ၏၊ အကတံ-သည်၊ နောဟောတိ-မဖြစ်ပါ၊ ဣတိ-သို့၊
အဝေါစံ-သုနက္ခတ္တကလျောက်ပြန်ပြီ၊ မောသပုရိသ-ယောက်ျား၊ ဧဝံသန္တိ-ဤသို့



လည်း၊ ဝါ-ဤပုံလည်း၊ တံ-သည်၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိ
 ပါဠိဟာရိယံ-ကို၊ ကရောန္တံ-ပြုတော်မူသော၊ ဝါ-ပြုတော်မူသော၊ မံ-ငါတုရား
 ကို၊ ဧဝံ-သို့၊ ဝဒေသိ-ပြောဆိုတိ၏၊ ကိံ-သို့၊ ဝဒေသိ-နည်း၊ ဘန္တေ-ဘုရား၊
 ဘဂဝါ-သည်၊ မေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-
 ကို၊ နဟိပနကရောတိ-ပြုတော်မူပါသည်သာ၊ ဣတိဧဝံ-သို့၊ ဝဒေသိ-တိ၏၊
 မောဃပုရိသ-ယောကျ်ား၊ တံ-သည်၊ ပဿ-လော့၊ တေ-၏၊ ဝါ-သည်၊
 အပရဒ္ဓံ-သည်၊ ယာဝ-၏၊ တဿအပရဒ္ဓဿ-၏၊ ပမာဏံ-သည်၊ နတ္ထိ-မရှိခဲ့၊
 ဣတိ-သို့၊ အဝေါစံ-ငါတုရားက မိန့်တော်မူပြန်ပြီ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ အာပါယိကော-သော၊ 'နေရယိကော-သော၊ သတ္တော-
 သည်၊ ပက္ကမေယျယတာ-သို့၊ တထာ-တူ၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-
 သည်၊ ဝါ-ကို၊ မယာ-သည်၊ ဧဝံ-သို့၊ ဝုစ္စမာနောပိ-ပြောဆိုအပ်သော်
 လည်း၊ ဝါ-ပြောဆိုအပ်စဉ်လည်း၊ ဣမသ္မာ ဓမ္မဝိနယာ-မှ၊ အပက္ကမေဝ-ဖဲသွား
 တော့သည်သာ။

အစေလကဋ္ဌာရမဇ္ဇကဝတ္ထု

၁၁။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ကေ-သော၊ သမယံ-၌၊ အဟံ-သည်၊ ဝေသာလိယံ-
 ဝေသာလိပြည်၌၊ ဝါ-သုံးကြိမ်ဂါဝုတ် သုံးကြိမ်ထုတ်၍ ဂါဝုတ်သုံးသွယ် အပြန်
 ကျယ်သည်၏ အဖြစ်ကြောင့် ဝေသာလိ အမည်ရှိသောမြို့၌၊ မဟာဝနေ-မဟာ
 ဝုန်တော၌၊ ကုဋ္ဌာဂါရသာလာယံ-ကုဋ္ဌာသာလ အမည်ရှိသောကျောင်း၌၊ ဝါ-
 ကုဋ္ဌာဂါရသာလ အမည်ရှိသော ကျောင်းတိုက်၌၊ ဝါ-စုလစ်မှမ်းချွန် အထွတ်
 ရှိသော ဇရပ်သဏ္ဍာန် ဆောက်လုပ်အပ်သော ကျောင်း၌၊ ဝါ-စုလစ်မှမ်းချွန်
 အထွတ်ရှိသော ဇရပ်သဏ္ဍာန် ခဆောက်လုပ်အပ်သော ကျောင်းရှိရာ၏ အဖြစ်
 ကြောင့် ကုဋ္ဌာဂါရသာလအမည်ရှိသော ကျောင်းတိုက်၌၊ ဝိဟရာမိ-မူ၏၊ ယေန
 သမယေန-၌၊ အဟံ-သည်၊ ဝေသာလိယံ-၌၊ မဟာဝနေ-၌၊ ကုဋ္ဌာဂါရသာလာ
 ယံ-၌၊ ဝိဟရာမိ-မူ၏၊ တေနခေါပနသမယေန-၌၊ အစေလော-သော၊ ကဋ္ဌာရ
 မဇ္ဇကော - ကဋ္ဌာရမဇ္ဇကသည်၊ ဝါ-ခေါသော သွားရှိသည်၏ အဖြစ်ကြောင့်
 ကဋ္ဌာရအမည်ရှိသော မဇ္ဇကသည်၊ ဝါ- သွားခေါမဇ္ဇကသည်၊ ဝါ-ကဋ္ဌာရ
 မဇ္ဇက တက္ကတန်းသည်၊ ဝေသာလိယံ-၌၊ ဝဇ္ဇိဂါမေ-ဝဇ္ဇိမင်းတို့၏ ရွာဖြစ်သော
 ဝေသာလိပြည်၌၊ လာဘဂ္ဂပတ္တော စေဝ - မြတ်သော လာဘ်သို့ ရောက်သည်
 လည်းကောင်း၊ ယသဂ္ဂပတ္တော စ- မြတ်သော အရှိန်အစော် အကျော်အစော
 အခြံအရံသို့ရောက်သည် လည်းကောင်း၊ ဟုတုာ-၍၊ ပဋိဝသတိ-နေ၏၊ တဿ
 ကဋ္ဌာရမဇ္ဇကဿ-သည်၊ သတ္ထု-ခုနစ်ပါးကုန်သော၊ ဝတပဒါနိ-ကျင့်အပ်သော

အကျင့်တို့သည်၊ ဝါ-တို့ကို၊ ဝါ-အကျင့် အဖို့အစုတို့သည်၊ ဝါ-တို့ကို၊ သမတ္တာနိ-
ယူအပ်ကုန်ပြီးသည်၊ သမာဒိန္နာနိ-ဆောက်တည်အပ်ကုန်ပြီးသည်၊ ဟောန္တိ-
ကုန်၏၊ ကိ-သို့၊ သမတ္တာနိ-ကုန်ပြီးသည်၊ သမာဒိန္နာနိ-ကုန်ပြီးသည်၊ ဟောန္တိ-
နည်း၊ အဟံ-သည်၊ ယာဝဇီဝံ-အသက်တိုင်အောင်၊ ဝါ-အသက်၏ အကြင်
မျှလောက် အတိုင်းအရှည်ရှိသော အပိုင်းအခြား အတိုင်း၊ ဝါ-အသက်ထက်
ဆုံး၊ အစေလကော- အဝတ် မရှိသည်၊ ဝါ-အဝတ်မဆီး အချည်းနှီးသည်၊
အသံ-ဖြစ်ရလို့၏၊ ဝတ္ထိ-ကို၊ နပရိဒဟေယျံ-မဝတ်ရလို့၊ ယာဝဇီဝံ-တိုင်အောင်၊
ဗြဟ္မစာရီ-မြတ်သော အကျင့်ကို ကျင့်လေ့ရှိသည်၊ အသံ-လို့၏၊ မေထုနံ-ဆန္ဒ
ရာဂ တူမျှကြသည့် မိန်းမယောက်ျား နှစ်ဦးသားတို့၏ ဥစ္စာဖြစ်သော၊ ဓမ္မ-
ရွာသူထုံးစံ ကျင့်အကြံကို၊ နပဋိသေဝေယျံ-မမှီဝဲရလို့၊ ယာဝဇီဝံ-တိုင်အောင်၊
သုရာမံသေ နေဝ - သေ အသားဖြင့်သာလျှင်၊ ယာပေယျံ-မျှတရလို့၏၊ ဩဒန
ကုမ္မာသံ-ထမင်း မုယောမုန့်ကို၊ နဘုဇ္ဇေယျံ-မစားရလို့၊ ဝေသာလိ-ဝေသာလိ
ပြည်မှ၊ ပုရတ္ထိမေန-အနီးဖြစ်သော အရှေ့ အရပ်၌၊ ဥဒေနံ နာမ-ဥဒေန အမည်
ရှိသော၊ ဝါ-ဥဒေန ဘီလူးသည် သိမ်းပိုက်အပ်သည်၏ အဖြစ်ကြောင့် ဥဒေန
အမည် ရှိသော၊ ဝါ-ဥဒေနဘီလူး၏ နေရာ၏ အဖြစ်ကြောင့် ဥဒေန အမည်
ရှိသော၊ စေတိယံ-သည်၊ ဝါ-စိတ်၌ ထားအပ်သော နတ်စင်နတ်ကုန်း နတ်ရံ
သစ်ပင်သည်၊ ဝါ-စိတ်၌ ထားအပ်သော နတ်ကုန်းသည်၊ ဝါ-လူတို့ အမှတ်
သစ်ပင်မြတ် ဟု ဆည်းကပ်မြတ်နိုး ကိုးကွယ်အပ်သော နတ်စင်နတ်နန်း နတ်ရံ
သစ်ပင် နတ်ကုန်းသည်၊ အတ္ထိ-၏၊ တံစေတိယံ-ထို ဥဒေနစေတိကို၊ နာတိက္က
မေယျံ-လွန်၍ မသွားရလို့၊ ဝေသာလိ-မှ၊ ဒက္ခိဏေန-အနီးဖြစ်သော တောင်
အရပ်၌၊ ဂေါတမကံနာမ-ဂေါတမက အမည်ရှိသော၊ ဝါ-ဂေါတမဘီလူးသည်
သိမ်းပိုက်အပ်သည်၏ အဖြစ်ကြောင့် ဂေါတမက အမည်ရှိသော၊ စေတိယံ-
သည်၊ အတ္ထိ-၏၊ တံစေတိယံ-ထို ဂေါတမစေတိကို၊ နာတိက္ကမေယျံ-လို့၊ ဝေ
သာလိ-မှ၊ ပုတ္တိမေန-အနီးဖြစ်သော အနောက်အရပ်၌၊ သတ္တမ္ပနာမ-သတ္တမ္ပ
အမည် ရှိသော၊ ဝါ-သတ္တမ္ပဘီလူး၏ နေရာ၏ အဖြစ်ကြောင့် သတ္တမ္ပ အမည်ရှိ
သော၊ စေတိယံ-သည်၊ အတ္ထိ-၏၊ တံစေတိယံ-ကို၊ နာတိက္ကမေယျံ-လို့၊ ဝေ
သာလိ-မှ၊ ဥတ္တရေန-အနီးဖြစ်သော မြောက်အရပ်၌၊ ဗဟုပုတ္တကံ နာမ-ဗဟု
ပုတ္တက အမည်ရှိသော၊ ဝါ-ဗဟုပုတ္တကဘီလူးသည် သိမ်းပိုက်အပ်သည်၏ အဖြစ်
ကြောင့် ဗဟုပုတ္တက အမည်ရှိသော၊ စေတိယံ-သည်၊ အတ္ထိ-၏၊ တံစေတိယံ-
ကို၊ နာတိက္ကမေယျံ-လွန်၍ မသွားရလို့၊ ဣတိ-သို့၊ သမတ္တာနိ-ကုန်သည်၊ သမာ
ဒိန္နာနိ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ သော ကဋ္ဌာရမနုကော-သည်၊ သတ္တန္တိ-
ကုန်သော၊ ဣမေသံ ဝတပဒါနံ-ဤ ကျင့်အပ်သော အကျင့်တို့ကို၊ ဝါ-ဤ
အကျင့် အဖို့အစု တို့ကို၊ သမာဒါနဟေတု - ကောင်းစွာ ယူခြင်း ဟူသော
အကြောင်းကြောင့်၊ ဝါ-ဆောက်တည်ခြင်းဟူသော အကြောင်းကြောင့်၊ ဝဇ္ဇိ

ဂါမေ-၌၊ လာဘဂ္ဂပတ္တောစေဝံ-သည် လည်းကောင်း၊ ယသဂ္ဂပတ္တောစ-သည် လည်းကောင်း၊ ဟောတိ-၏။

၁၂။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ-ကဋ္ဌာရမဋ္ဌကတက္ကတုန်း၏ ခုနစ် ပါးသော ကျင့်ဝတ်တို့ကို ဆောက်တည်လျက်နေရာ ထိုအခါ၌၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ ယေနဌာနေန-၌၊ အစေလော-သော၊ ကဋ္ဌာရ မဋ္ဌကော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတု- ပြီး၍၊ အစေလံ-သော၊ ကဋ္ဌာရမဋ္ဌကံ-ကို၊ ပဉ္စ-သုံးပါးသော လက္ခဏာတို့ဖြင့် ထိခိုက်သော ပြဿနာကို၊ အပုစ္ဆိ-ဒမးပြီ၊ တဿ သုနက္ခတ္တဿ-အား၊ အစေ လော-သော၊ ကဋ္ဌာရမဋ္ဌကော-သည်၊ ဝါ-ကို၊ ပဉ္စ-ကို၊ ပုဋ္ဌော-မေးအပ်သည်၊ သမာနော-သော်၊ နသမ္ပာယာသိ-ကောင်းစွာ အပြားအားဖြင့် မသိနိုင်၊ ဝါ- မပြည့်စုံစေနိုင်၊ ဝါ-ပြည့်စုံစွာ မဖြေဆိုနိုင်၊ အသမ္ပာယန္တော- ကောင်းစွာ အပြားအားဖြင့် မသိသည်၏ အဖြစ်ကြောင့်၊ ကောပဉ္စ-အမျက်ထွက်ခြင်းကို လည်းကောင်း၊ ဒေါသဉ္စ-ရန်ငြိုးဖွဲ့ခြင်းကို လည်းကောင်း၊ အပ္ပမ္ဘယဉ္စ-ပီတိ၏ ဆန့်ကျင်ဘက်အားဖြင့် ဖြစ်ခဲ့သော ဒေါမနဿကို လည်းကောင်း၊ ပါတုဘကာ သိ- ထင်စွာပြုပြီ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထပတ္တာ-မေးပြီးရာကာလမှ နောက်၌၊ သုနက္ခတ္တဿ- သော၊ လိစ္ဆဝိပုတ္တဿ-အား၊ တေပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ ကိ-သို့၊ အဟောသိ-နည်း၊ ဘော-တို့၊ မယံ-တို့သည်၊ သာဓုရူပံ-ကောင်းသော သဘော ရှိသော၊ အရဟန္တံ-ရဟန္တာ အပေါင်းတွင် တစ်ပါး အပါအဝင် ဖြစ်သော၊ သမဏံ-ကို၊ အာသာဒိဓမ္မသေဝတ-ထိပါး ချုပ်ချယ်မိကြကုန်လေစွ တကား၊ ဝါ-ဖြစ်မှားမိကြကုန်လေစွတကား၊ တံ အာသာဒနံ-ထို ထိပါးချုပ်ချယ်မိခြင်း သည်၊ နော-ငါ့အား၊ ဝါ-ငါ၏၊ (နော ကား-ဝစနဝိပလ္လာသ)၊ ဒီဃရတ္တံ- ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ အဟိတာယ-စီးပွားမဲ့ကို ပြုခြင်းငှာ လည်း ကောင်း၊ ဒုက္ခာယ-ဆင်းရဲကို ပြုခြင်းငှာ လည်းကောင်း၊ မာအဟောသိ-မဖြစ် ပါမှုကား၊ ဝတ-ဩဝါ ကောင်းလေစွတကား။

(တစ်နည်း) မံ-ငါ၏၊ အာသာဒနံ-ထိပါးချုပ်ချယ်ခြင်းသည်၊ ဒီဃရတ္တံ- လုံး၊ အဟိတာယ-ငှာလည်းကောင်း၊ ဒုက္ခာယ-ငှာလည်းကောင်း၊ အဟောသိ ဝတ နော-ဖြစ်ခဲ့လေရောင် တကား၊ ဝါ-ဖြစ်ခဲ့လေပြီလော၊ (နောက်နည်း၌ နော သဒ္ဓါကား သံသယတ္ထ ဇောဘကနိပါတ်)၊ ဣတိ တေ ပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ။

၁၃။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထပတ္တာ-အကြံ ဖြစ်ပြီးရာကာလမှ နောက်၌၊ သု နက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ ယေနဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-

၏၊ တေန ဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတော-၍၊ မံ-ကို၊ အဘိဝါ
ဒေတော-၍၊ ကေမန္တံ-အောင်၊ ဝါ-၌၊ နိသိဒိ-၏၊ ကေမန္တံ-အောင်၊
ဝါ-၌၊ နိသိန္နိခေါ-သော၊ သုနက္ခတ္တံ-သော၊ လိစ္ဆဝိပုတ္တံ-ကို၊ အဟံ-သည်၊
တေဝစနံ-ကို၊ အဝေါစံ-မူပျို၊ ကိံ-သို့၊ အဝေါစံ-နည်း၊ မောဃပုရိသ-
ယောကျ်ား၊ ဟိနဇ္ဈာသယော-သော၊ တံပိ-သည်လည်း၊ ဝါ-သင်သော်
မှလည်း၊ သက္ခပုတ္တံယော-သော၊ သမဏော-ဟူ၍၊ ပဋိဇာနိဿသိနာမ-
ဝန်ခံဝံတံ၏၊ ဣတိ-သို့၊ အဝေါစံ-ငါတုရားက မိန့်တော်မူပြီ၊ ဘန္တေ-
ဘုရား၊ ကိံ-ကြောင့်၊ မံ-ကို၊ ဘဂဝါ-သည်၊ မောဃပုရိသ-ယောကျ်ား၊
ဟိနဇ္ဈာသယော-သော၊ တံပိ-သင်သည်လည်း၊ သက္ခပုတ္တံယော-သော၊
သမဏော-ဟူ၍၊ ပဋိဇာနိဿတိနာမ-ဝံတံ၏၊ ဣတိ ဧဝံ-သို့၊ အာဟာန-
မိန့်တော်မူပါသနည်း၊ ဣတိ-သို့၊ အဝေါစံ-သုနက္ခတ္တက လျှောက်ပြန်ပြီ၊
သုနက္ခတ္တံ-သုနက္ခတ္တံ၊ တံ-သည်၊ အစေလံ-သော၊ ကဋ္ဌာရမဋ္ဌကံ-ကို၊ ဝါ-သို့၊
ဥပသကံမိတော-၍၊ ပဉ္စ-ကို၊ အပုစ္ဆိနန္ဒ-မှူးခွဲသည်မဟုတ်တုံလော၊ တဿတေ-
ထိုသင့်အား၊ ဝါ-၏၊ ဝါ-သည်၊ အစေလော-သော၊ ကဋ္ဌာရမဋ္ဌကော-သည်၊
ပဉ္စ-ကို၊ ပုဋ္ဌော-သည်၊ သမာနော-သော်၊ နသမ္ပာယာသိနန္ဒ-ကောင်းစွာ
အပြားအားဖြင့် မသိသည်မဟုတ်တုံလော၊ ဝါ-မပြည့်စုံစေသည်မဟုတ်တုံလော၊
ဝါ-ပြည့်စုံစွာ မဖြေဆိုနိုင်သည်မဟုတ်တုံလော၊ အသမ္ပာယန္တော-ကောင်းစွာ
အပြားအားဖြင့် မသိနိုင်သည်ရှိသော်၊ ကောပဉ္စ-ကိုလည်းကောင်း၊ ဒေါသဉ္စ-
ကိုလည်းကောင်း၊ အပစ္စယဉ္စ ကိုလည်းကောင်း၊ ပါဘူကာသိနန္ဒ-ထင်စွာ ပြု
သည် မဟုတ်တုံလော၊ တဿတေ-ထိုသင့်အား၊ ဧတံ ပရိဝိတက္ကနံ-သည်၊
အဟောသိနန္ဒ-ဖြစ်သည်မဟုတ်တုံလော၊ ကိံ-သည်၊ အဟောသိ-နည်း၊ ဘော-
တို့၊ မယံ-တို့သည်၊ သာဓုရူပံ-သော၊ အရဟန္တံ-သော၊ သမဏံ-ကို၊ အာသာဒိမှ
သေ ဝတ-ကုန်စုတကာ၊ နော-အား၊ တံ အာသာဒနံ-သည်၊ ဒိဃရတ္တံ-လုံး၊
အဟိတာယ-ငှာလည်းကောင်း၊ ဒုက္ခာယ-ငှာလည်းကောင်း၊ မာအဟောသိ-
ကာ၊ ဝတ-တကာ၊ ဣတိ ဧတံ ပရိဝိတက္ကနံ-သည်၊ အဟောသိနန္ဒ-တုံလော၊
ဣတိ-သို့၊ အဝေါစံ-ငါတုရားက မိန့်တော်မူပြီ၊ ဘန္တေ-ရား၊ ဧဝံ-ဤသို့ မိန့်
တော်မူသည့်အတိုင်း ဖြစ်သည်မှန်ပါ၏၊ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ အရ-
ဟတ္တဿ-ကို၊ မစ္ဆရာယတိကံ ဝန-ဝန်တို့ကို ပြုတော်မူပါသလော၊ ဣတိ-သို့၊
အဝေါစံ-သုနက္ခတ္တကလျှောက်ပြန်ပြီ၊ မောဃပုရိသ-ယောကျ်ား၊ အဟံ-သည်၊
အရဟတ္တဿ-ကို၊ နခေါ မစ္ဆရာယာမိ-ဝန်တို့ကိုပြုတော်မူမည်သာ၊ ဝါ-ဝန်
တို့ကိုပြုတော်မူသည် မဟုတ်သည်သာ၊ ဒေဝံစ-အဟုတ်အမှန်ကား၊ တုယေဝ-
အားသာလျှင်၊ ပါပကံ-သော၊ ဧတံ ဒိဋ္ဌိဂတံ-သည်၊ ဥပ္ပန္နံ-ခွဲပြီ၊ ပါပကံ-သော၊
တံဒိဋ္ဌိဂတံ-ကို၊ ပဗဟ-လော့၊ တေ-အား၊ ဒိဃရတ္တံ-လုံး၊ အဟိတာယ-ငှာ
လည်းကောင်း၊ ဒုက္ခာယ-ကောင်း၊ မာအဟောသိ-လင့်၊ သုနက္ခတ္တံ-သုနက္ခတ္တံ။

တို့သည်၊ အစေလံ-သော၊ ယံတေ ကဋ္ဌာရမဋ္ဌကံ-ကို၊ အယံသမဏော-သည်၊ သာဓိရူပေါ-ခွဲ၏၊ ဣတိ-သို့၊ မညသိ-အောက်မေ့မှတ်ထင်ခွဲ၏၊ သော ကဋ္ဌာရ မဋ္ဌကော-သည်၊ နစိရဿေဝ-မကြာမြင့်မီသာလျှင်၊ ပရိဟိတော-အဝတ် ဝတ် သည်၊ သာနုစာရိကော-နောက်လိုက် မယားနှင့်တကွ ဖြစ်သည်၊ ဟုတော-၍၊ ဝိစရန္တော-လှည့်လည်လျက်၊ ဩဒနကုမ္မာသံ-ထမင်းမုယောမုန့်ကို၊ ဘုဉ္ဇမာနော- စားလျက်၊ သဗ္ဗာနေဝ-အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ ဝေသာလိယာနိ-ဝေ သာလီပြည်၌တည်ရှိကုန်သော၊ စေတိယာနိ-တို့ကို၊ ဝါ-စိတ်၌ထားအပ်သော နတ်စင် နတ်နန်း၊ နတ်ကွန်း၊ နတ်ရဲသစ်ပင်တို့ကို၊ သမတိက္ကမိတော-ကောင်းစွာ လွန်မြောက်၍၊ ယသာ-အရှိန်အစော် အကျော်အစော အခြံအရံမှ၊ နိဟိနော- ယုတ်လျော့သည်၊ ဟုတော-၍၊ ကာလံကရိယတိ-သေရလိမ့်လတ္တံ့၊ ဣတိ-သို့၊ အဝေဝါစံ-ငါဘုရားက မိန့်တော်မူပြန်ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထပစ္ဆာ-ငါဘုရား က မိန့်တော်မူပြီးရာကာလမှ နောက်၌၊ အစေလော-သော၊ ကဋ္ဌာရမဋ္ဌကော- သည်၊ နစိရဿေဝ-သာလျှင်၊ ပရိဟိတော-သည်၊ သာနုစာရိကော-သည်၊ ဟုတော-၍၊ ဝိစရန္တော-လျက်၊ ဩဒနကုမ္မာသံ-ကို၊ ဘုဉ္ဇမာနော-လျက်၊ သဗ္ဗာ နေဝ-ကုန်သော၊ ဝေသာလိယာနိ-ကုန်သော၊ စေတိယာနိ-တို့ကို၊ သမတိက္က- မိတော-၍၊ ယံသာ-မှ၊ နိဟိနော-သည်၊ ဟုတော-၍၊ ကာလမကာသိ-သေပြီ။

၁၄။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ အဿော- သိ-ကြားသိရပြီ၊ (တစ်နည်း) အဿောသိခေါ-ကြားသိရပြီးသည်သာ၊ ကိ- သို့၊ အဿောသိ-နည်း၊ အစေလော-သော၊ ကဋ္ဌာရမဋ္ဌကော-သည်၊ ပရိဟိ- တော-သည်၊ သာနုစာရိကော-သည်၊ ဟုတော-၍၊ ဝိစရန္တော-လျက်၊ ဩဒန ကုမ္မာသံ-ကို၊ ဘုဉ္ဇမာနော-လျက်၊ သဗ္ဗာနေဝ-ကုန်သော၊ ဝေသာလိယာနိ- ကုန်သော၊ စေတိယာနိ-တို့ကို၊ သမတိက္ကမိတော-၍၊ ယသာ-မှ၊ နိဟိနော- သည်၊ ဟုတော-၍၊ ကာလကတောကိရ-သေသတတ်၊ ဝါ-သေပြီတဲ့၊ ဣတိ-သို့၊ အဿောသိ-ပြီ၊ (တစ်နည်း) အဿောသိခေါ-သည်သာ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ-ကြားသိရရာ ထိုအခါ၌၊ သုနက္ခတ္တော- သော၊ လိစ္ဆဝိပုတ္တော-သည်၊ ယေနဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-၏၊ တေန ဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတော-၍၊ မံ-ကို၊ အဘိဝါဒေတော-၍၊ ကေမန္တံ-အောင်၊ ဝါ-၌၊ နိသိဒိ-၏၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ကေမန္တံ-အောင်၊ ဝါ-၌၊ နိသိန္ဒိခေါ-သော၊ သုနက္ခတ္တံ-သော၊ လိစ္ဆဝိပုတ္တံ-ကို၊ ဧတံဝစနံ-ကို၊ အဝေဝါ- မှပြီ၊ ကိ-သို့၊ အဝေဝါ-နည်း၊ သုနက္ခတ္တံ-သုနက္ခတ္တံ၊ မယာ-သည်၊ ဝုစ္စမာနံ- သော၊ ယံဝစနံ-သည်၊ အတ္ထိ-၏၊ တံဝစနံ-ကို၊ တံ-သည်၊ ကိ-မညသိ-နည်း၊ ယထေဝ ယထာဝေ-အားဖြင့်သာလျှင်၊ အဟံ-သည်၊ တေ-အား၊ အစေလံ- သော၊ ကဋ္ဌာရမဋ္ဌကံ-ကို၊ အာရပ္ပ-၍၊ ဗျာကာသိ-မူခဲ့ပြီ၊ တထေဝ တထာ

ဝေ-အားဖြင့်သာလျှင်၊ တံဝိပါကံ-သည်၊ ဟောတိ-လော၊ အညထာဝ-အား
 ဖြင့် သာလျှင်၊ ဟောတိ-လော၊ ဣတိ-သ္မိ၊ အဝေဂါစံ-မူပြီ၊ ဘန္တေ-ဘုရား၊
 ယထေဝ ယထာဝေ-အားဖြင့်သာလျှင်၊ ဘဂဝါ-သည်၊ မေ-အား၊ အစေလံ-
 သော၊ ကဋ္ဌာရမဇ္ဇကံ-ကို၊ အာရဗ္ဘ-၍၊ ဗျာကာသိ-မူခဲပါပြီ၊ တထေဝ တထာ
 ဝေ-အားဖြင့်သာလျှင်၊ တံဝိပါကံ-သည်၊ ဟောတိ-ခဲပါ၏၊ အညထာ-အား
 ဖြင့်၊ နော ဟောတိ-ခဲပါ၊ ဣတိ-သ္မိ၊ အဝေဂါစ-ပြန်ပြီ၊ သုနက္ခတ္တ-သုနက္ခတ္တ၊
 မယာ-သည်၊ ဝုစ္စမာနံ-သော၊ ယံ ဝစနံ-သည်၊ အတ္ထိ-၏၊ တံ ဝစနံ-ကို၊ တံ-
 သည်၊ ကိံ မညသိ-နည်း၊ ယထေဝ ယထာဝေ-အားဖြင့်သာလျှင်၊ အဟံ-သည်၊
 တေ-အား၊ အစေလံ-သော၊ ကဋ္ဌာရမဇ္ဇကံ-ကို၊ အာရဗ္ဘ-၍၊ ဗျာကာသိ-မူခဲ
 ပြီ၊ တထေဝ တထာဝေ-အားဖြင့်သာလျှင်၊ တံဝိပါကံ-သည်၊ ယဒိဟောတိ-
 ခဲအံ၊ ဧဝံသန္တေ-သော်၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-
 သည်၊ ဝါ-ကို၊ ကတံဝါ-ပြုအပ်သည်သော်လည်း၊ ဟောတိ-လော၊ အကဘံ
 ဝါ-အပ်သည်သော်လည်း၊ ဟောတိ-လော၊ ဣတိ-သ္မိ၊ အဝေဂါစံ-မူပြန်ပြီ၊ ဘန္တေ-
 ဘုရား၊ ယထေဝ ယထာဝေ-အားဖြင့်သာလျှင်၊ ဘဂဝါ-သည်၊ မေ-အား၊
 အစေလံ-သော၊ ကဋ္ဌာရမဇ္ဇကံ-ကို၊ အာရဗ္ဘ-၍၊ ဗျာကာသိ-မူခဲပါပြီ၊ တထေဝ
 တထာဝေ-အားဖြင့်သာလျှင်၊ တံဝိပါကံ-သည်၊ ယဒိဟောတိ-ခဲအံ၊ ဧဝံသန္တေ-
 သော်၊ အဒ္ဓါ-မချွတ်၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-
 သည်၊ ဝါ-ကို၊ ကတံ-သည်၊ ဟောတိ-ပါ၏၊ အကတံ-သည်၊ နောဟောတိ-
 ပါ၊ ဣတိ-သ္မိ၊ အဝေဂါစ-ပြန်ပြီ၊ မောဃပုရိသ-ယောကျ်ား၊ ဝေဗ္ဗိ-ဤသို့လည်း၊
 တံ-သည်၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရောန္တံ-
 သော၊ မံ-ကို၊ ဧဝံ-သ္မိ၊ ဝဒေသိ-ဘိ၏၊ ကိံ-သ္မိ၊ ဝဒေသိ-နည်း၊ ဘန္တေ-
 ဘုရား၊ ဘဂဝါ-သည်၊ မေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိ
 ပါဠိဟာရိယံ ကို၊ နဟိ ပန ကရောတိ-ပါသည်သာ၊ ဣတိ ဧဝံ-သ္မိ၊ ဝဒေသိ-
 ဘိ၏၊ မောဃပုရိသ-ယောကျ်ား၊ တံ-သည်၊ ပဿ-စမ်းလော့၊ တေ-၏၊ ဝါ-
 သည်၊ အပရဒ္ဓံ-သည်၊ ယာဝဉ္ဇ-၏၊ တဿ အပရဒ္ဓံဿ-၏၊ ပမာဏံ-သည်၊
 နတ္ထိ-ခဲ၊ ဣတိ-သ္မိ၊ အဝေဂါစံ-မူပြန်ပြီ။



ဘဂ္ဂဝ-ဘဂ္ဂဝ၊ အာပါယိကော-သော၊ နေရယိကော-သော၊ သက္ကော-
 သည်၊ ပက္ကမေယျယထာ-သ္မိ၊ တထာ-တူ၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-
 သည်၊ မယာ-သည်၊ ဧဝံ-သ္မိ၊ ဝုစ္စမာနောပိ-အပ်သော်လည်း၊ ဣမသ္မာ ဓမ္မ
 ဝိနယာ-မှ၊ အပက္ကမေဝ-တော့သည်သာ။

အစေလပါထိကပုတ္တဝတ္ထု

၁၅။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ကေ-သော၊ သမယံ-၌၊ အဟံ-သည်၊ တတ္ထေဝ
 တိံသံ ဝေ ဝေသာလိယံ-၌သာလျှင်၊ မဟာဝနေ-၌၊ ကုဋ္ဌာဂါရသာလာယံ-၌၊

ဝိဟရာမိ-မူ၏၊ တေန ခေါ် ပန သမယေန-ဝေသာလိပြည် မဟာဝုန်တော ကုဠာ
 ဂါရသာလာ အမည်ရှိသော ကျောင်းတိုက်ဝယ် နေတော်မူရာ ထိုအခါ၌၊
 အစေလော-သော၊ ပါထိကပုတ္တော-သည်၊ ဝါ-ပါထိက၏ သားသည်၊ ဝါ-
 ပါထိက အမည်ရှိသော ပရိဗိုဇ်၏သားသည်၊ ဝေသာလိယံ-၌၊ ဝဇ္ဇိဂါမေ-ဝဇ္ဇီ
 မင်းတို့၏ ရွာ၌၊ (တစ်နည်း) ဝဇ္ဇိဂါမေ-ဝဇ္ဇီမင်းတို့၏ ရွာဖြစ်သော၊ ဝေသာ
 လိယံ-၌၊ လာဘဂုံပတ္တောစေတ-မြတ်သော လာဘ်သို့ရောက်သည်လည်းကောင်း၊
 ယဘဂုံပတ္တောစ-မြတ်သော အခြံအရံသို့ ရောက်သည်လည်းကောင်း၊ ဟုဘူ-၍၊
 ပဋိဝသတိ-နေ၏၊ သော စ ပါထိက ပုတ္တော-သည်လည်း၊ ဝေသာလိယံ-၌၊
 ပရိသတိ-ပရိသတ်၌၊ ဝါ-ပရိသတ်၏ အလယ်၌၊ ဝါ-ဝိစိ-စကားကို၊ ဝေ-သို့၊ ဘာ
 သတိ-ပြောဆို၏။ (တစ်နည်း) ပရိသတိ-၌၊ ဝေဝါစိ-ဤသို့သော စကားကို၊
 ဘာသတိ-၏၊ ကိ-သို့၊ ဘာသတိ-နည်း။

(တစ်နည်း) ကိ ဝါစိ-အဘယ်သို့သော စကားကို၊ ဘာသတိ - နည်း၊
 ဂေါတမော-ဂေါတမ အနွယ်ရှိသော၊ သမဏောပိ-ရဟန်းသည်လည်း၊ (တစ်
 နည်း) သမဏောပိ ဂေါတမော-ရဟန်းဂေါတမ သည်လည်း၊ ဣဏဝါဒေါ-
 အလုံးစုံကို သိ၏ဟု သဗ္ဗညုတဉာဏ်ကို ပြောဆိုခဲ့၏၊ ဝါ-အလုံးစုံကို သိ၏ဟု
 သဗ္ဗညုတဉာဏ်ကို ငန်ခံခဲ့၏၊ အဟမ္မိ-ဝါသည်လည်း၊ ဣဏဝါဒေါ-အလုံးစုံကို
 သိ၏ဟု သဗ္ဗညုတဉာဏ်ကို ပြောဆိုခဲ့၏၊ ခေါပန-ဝင်စစ်ကေန အမှန်အားဖြင့်၊
 ဣဏဝါဒေါ-သော၊ သမဏော ဂေါတမော-သည်၊ ဣဏဝါဒေန-သော၊
 မယာ-နှင့်၊ သဒ္ဓိ-ကွ၊ (ထည့် စပ်သည်)၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊
 ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ဒဿေတံ-ပြခြင်းငှာ၊ အရဟတိ-ထိုက်၏၊ သမဏော
 ဂေါတမော-သည်၊ ဥပစုပထံ-ထက်ဝက်ဖြစ်သော ခရီးသို့၊ အာဂဇ္ဈယျ-လာ
 ရာ၏၊ အဟမ္မိ-သည်လည်း၊ ဥပစုပထံ-သို့၊ ဂဇ္ဈယျ-သွားရာ၏၊ ဥဘောပိ-
 နှစ်ယောက်လည်း ဖြစ်ကုန်သော၊ တေ မယံ-ထိုငါတို့သည်၊ တတ္ထတသ္မိံ သမာ
 ဂတဋ္ဌာနေ-ထိုနှစ်ဦး တွေ့ကြုံပေါင်းဆုံရာ အရပ်၌၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရေယျာမ-ပြုကြကုန်ရာ၏၊ သမဏော ဂေါ
 တမော-သည်၊ ကေ-သော၊ ဝါ-တစ်မျိုးသော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ စေ ကရိဿတိ-အကယ်၍ ပြုလတ္တံ့အံ့၊ ဝေ-
 ကရောန္တေ-ဤသို့ရဟန်းဂေါတမက တစ်မျိုးသော တန်ခိုးပြာဋိဟာကိုပြုခဲ့သည်
 ရှိသော်၊ အဟံ-သည်၊ ဒွေ-နှစ်ခုကုန်သော၊ ဝါ-နှစ်မျိုးကုန်သော၊ မနုဿဓမ္မာ-
 ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-ပြုလိုက်ပေအံ့၊
 သမဏော ဂေါတမော-သည်၊ ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ စေ ကရိဿတိ-အံ့၊ ဝေကရောန္တေ-
 ဤသို့ ရဟန်းဂေါတမက နှစ်မျိုးသော တန်ခိုးပြာဋိဟာတို့ကို ပြုခဲ့သည်ရှိသော်၊

အဟံ-သည်၊ စတ္တာရိ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိ-
 ပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-အံ၊ သမဏောဂေါတမော-သည်၊ စတ္တာရိ-
 ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊
 စေကရိဿတိ-အံ၊ ဧဝံ ကရောန္တေ - ဤသို့ရဟန်းဂေါတမက လေးမျိုးသော
 တန်ခိုးပြာဠိဟာတို့ကို ပြုခဲ့သည်ရှိသော်၊ အဟံ-သည်၊ အဋ္ဌ-ရှစ်ခုကုန်သော၊
 မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-
 လိုက်အံ၊ ဣတိ-သို့၊ ဝါ-ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်၊ သမဏောဂေါတမော-
 သည်၊ ယာဝတကံ ယာဝတကံ-အကြင်မျှလောက်အတိုင်းအရှည်ရှိ၊ အကြင်မျှ
 လောက်အတိုင်းအရှည်ရှိသော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာ-
 ရိယံ-ကို၊ ကရိဿတိ-ပြုလတ္တံ့၊ တဒ္ဓိဂုဏံ တဒ္ဓိဂုဏံ-ထိုရဟန်းဂေါတမ ပြုအပ်
 သော တန်ခိုးပြာဠိဟာထက် နှစ်ဆတက်၊ ထိုရဟန်းဂေါတမ ပြုအပ်သော
 တန်ခိုးပြာဠိဟာထက် နှစ်ဆတက်သော၊ ဣဒ္ဓိပါဠိဟာရိယံ-တန်ခိုး ပြာဠိဟာကို၊
 အဟံ-သည်၊ ကရိဿာမိ - ပြုလိုက်အံ၊ ဣတိ ဧဝံ - ဤသို့၊ ဘာသတိ-၏၊
 (တစ်နည်း) ဣတိဧဝံ ဝါစံ-ဤသို့သောစကားကို၊ ဘာသတိ-၏။

၁၆။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ-ပါထိကပုတ္တက အခြောက်တိုက်
 ကြီးဝါးရာ ထိုအခါ၌၊ လိစ္ဆဝိပုတ္တော-သော၊ သုနက္ခတ္တော-သည်၊ ယေန
 ဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိ-
 မိတွာ-၍၊ မိ-ကို၊ အတိဝါဒေတွာ-၍၊ ဧကမန္တံ-အောင်၊ ဝါ-၌၊ နိသိဒိ-၏၊
 ဧကမန္တံ-အောင်၊ ဝါ-၌၊ နိသိန္ဒောခေါ-သော၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိ
 ပုတ္တော-သည်၊ မိ-ကို၊ ဧတံစစနံ-ကို၊ အဂေါစ-ပြီး ကိံ-သို့၊ အဂေါစ-နည်း၊
 ဘန္တေ-ဘုရား၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ ဝေသာလိယံ-၌၊
 ဝဇ္ဇိဂါမေ-၌၊ လာဘဂ္ဂပတ္တောစေဝ-သည်လည်းကောင်း၊ ယသဂ္ဂပတ္တောစ-
 လည်းကောင်း၊ ဟုတွာ-၍၊ ပဋိဝသတိ-၏၊ သောပါထိကပုတ္တော-သည်၊ ဝေသာ-
 လိယံ-၌၊ ပရိသတိ-၌၊ ဝါစံ-ကို၊ ဧဝံ-သို့၊ ဘာသတိ-၏၊ ကိံ-သို့၊ ဘာသတိ-နည်း၊
 သမဏောပိဂေါတမော-သည်လည်း၊ ဉာဏဝါဒေါ-ခဲ့၏၊ အဟမ္မိ-သည်လည်း၊
 ဉာဏဝါဒေါ-ခဲ့၏၊ ခေါပန-ဖြင့်၊ ဉာဏဝါဒေါ-သော၊ သမဏောဂေါတမော-
 သည်၊ ဉာဏဝါဒေန-သော၊ မယာ-နှင့်၊ သဒ္ဓိံ-ဂံ၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ဒဿေတံ-ငှာ၊ အရဟတိ-၏၊ သမဏောဂေါတ-
 မော-သည်၊ ဥပစုပထံ-သို့၊ အာဂစ္ဆေယျ-လာရာ၏၊ အဟမ္မိ-သည်လည်း၊ ဥပစု
 ပထံ-သို့၊ ဝစ္ဆေယျ-ရာ၏၊ ဥဘောပိ-ကုန်သော၊ တေမယံ-တို့သည်၊ တတ္ထတသ္မိံ
 သမာ၊ တဌာနေ-၌၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊
 ကရေယျာမ-ကုန်ရာ၏၊ သမဏောဂေါတမော-သည်၊ ဧကံ-သော၊ မနုဿဓမ္မာ-
 ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ စေကရိဿတိ-အံ၊ ဧဝံကရောန္တေ-



သော်၊ အဟံ-သည်၊ ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊
 ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-လိုက်အံ့၊ သမဏောဂေါတမော-သည်၊
 ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-
 တို့ကို၊ စေ ကရိဿတိ-အံ့၊ ဧဝံကရောန္တေ-သော်၊ အဟံ-သည်၊ စတ္တာရိ-ကုန်
 သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊
 ကရိဿာမိ-အံ့၊ သမဏောဂေါတမော-သည်၊ စတ္တာရိ-ကုန်သော၊ မနုဿဓမ္မာ-
 ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ စေ ကရိဿတိ-အံ့၊ ဧဝံ-
 ကရောန္တေ-သော်၊ အဟံ-သည်၊ အဋ္ဌ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-လိုက်အံ့၊ ဣတိ-သို့၊ ဝါ-
 အားဖြင့်၊ သမဏော ဂေါတမော-သည်၊ ယာဝတကံ ယာဝတကံ-သော၊
 မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရိဿတိ-လတ္တံ၊
 တဒ္ဓိဂုဏံ တဒ္ဓိဂုဏံ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရိဿာမိ-လိုက်အံ့၊ ဣတိဧဝံ-
 သို့၊ ဘာသတိ-ပါ၏၊ ဣတိ-သို့၊ အဝေါစ-သုနက္ခတ္တကလျောက်ပြီ၊ ဘဂ္ဂဝ-
 ဘဂ္ဂဝ၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ သုနက္ခတ္တံ-သော၊ လိစ္ဆဝိပုတ္တံ-ကို၊ အဟံ-သည်၊
 ဧတံဝစနံ-ကို၊ အဝေါစံ - မပြီ၊ သုနက္ခတ္တံ-သုနက္ခတ္တံ၊ အစေလော - သော၊
 ပါထိကပုတ္တော-သည်၊ တံ ဝါစံ-ထိုငါဘုရားဟူ၍ ပြောဆိုအပ်သောစကားကို၊
 အပ္ပဟာယ-မပယ်မူ၍၊ တံစိတ္တံ-ထိုငါဘုရားဟူ၍ ကြံကြောင်းဖြစ်သောစိတ်ကို၊
 အပ္ပဟာယ-မပယ်မူ၍၊ တံဒိဋ္ဌိံ-ထိုငါဘုရားဟူ၍ စွဲလမ်းကြောင်းဖြစ်သောအယူ
 ကို၊ အပ္ပဋိနိဿဇ္ဇိတော-မစွန့်လွှတ်မူ၍၊ မမ-ငါဘုရား၏၊ သမ္မုဒ္ဓိဘာဝံ-မျက်
 မှောက်၏အဖြစ်သို့၊ အာဂန္တု-လာခြင်းငှာ၊ အဘဗျောခေါ-မထိုက်သည်သာ၊
 အဿ ပါထိကပုတ္တဿ-အား၊ ဧဝံ-ဤသို့သော စိတ်အကြံသည်၊ သစေပိ အဿ-
 အကယ်၍မူလည်း ဖြစ်ခဲ့ငြားအံ့၊ ကိံ-သည်၊ အဿ-ရာသနည်း၊ အဟံ-သည်၊
 တံ ဝါစံ-ကို၊ အပ္ပဟာယ-မူ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊ တံ ဒိဋ္ဌိံ-ကို၊
 အပ္ပဋိနိဿဇ္ဇိတော-မူ၍၊ သမဏဿဂေါတမဿ-၏၊ သမ္မုဒ္ဓိဘာဝံ-ကို၊ ဂစ္ဆေယျ-
 သွားရတော့အံ့၊ ဣတိဧဝံ-သည်၊ သစေပိအဿ-ငြားအံ့၊ ဧဝံသတိပိ-ပါသော်
 လည်း၊ တဿပါထိကပုတ္တဿ-၏၊ မုဒ္ဓါပိ-ဦးခေါင်းသည်လည်း၊ ဝိပတေယျ-
 အညှာပြတ်ပြီး မှည့်ထန်းသီးသို့ ပြတ်ကြီးပြတ်ကြွ လည်မှကျလေရာ၏၊ ဝါ-
 ထူးထူးထေထေ ခုနစ်စိတ်ကြေ၍ကွဲလေရာ၏၊ ဣတိ-သို့၊ အဝေါစံ-ငါဘုရားက
 မိန့်တော်မူပြီ။

၁၇။ တန္တေ-ဘုရား၊ ဘဂဝါ-သည်၊ ဧတံဝါစံ-ဤစကားကို၊ ရက္ခတု-
 တခြားမရောက် ဘေးမပေါက်အောင် စောင့်ရှောက်တော်မူပါ၊ သုဂတော-
 ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်၊ ဧတံဝစနံ-
 ကို၊ ရက္ခတု-မူပါ၊ ဣတိ-သို့၊ အဝေါစံ-သုနက္ခတ္တကလျောက်ပြန်ပြီ၊ သုနက္ခတ္တံ-

သုနက္ခတ္တံ၊ ကိံ-ကြောင့်၊ တံ-သည်၊ မံ-ငါဘုရားကို၊ ရက္ခတေ တံ ဘန္ဓေ ဘဂဝါ
ဝါစံ၊ ရက္ခတေ တံ သုဂတော ဝါစန္တိ-ဟူ၍၊ ဧဝံ-သို့၊ ဝဒေသိ ပန-လျှောက်
ထားရဘိသနည်း၊ ဣတိ-သို့၊ အဝေါစံ-ငါဘုရားက မိန့်တော်မူပြန်ပြီ၊ ဘန္ဓေ-
ဘုရား၊ ဘဂဝတောစ-သည်လည်း၊ အသပပါထိကပုတ္တဝါ-အား၊ သောဝါစာ-
ကို၊ ဧကံသေန-တစ်ပါးသော အဖို့အားဖြင့်၊ ဝါ-စင်စစ်ကေန့်အမှန်အားဖြင့်၊
ဩဓာရိတာ-ပိုင်းခြားသတ်မှတ်၍ မိန့်တော်မူအပ်ပါပြီ၊ ကိံ-သို့၊ ဩဓာရိတာ-
နည်း၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-
၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဒိနိဿဇ္ဇိတော-မူ၍၊ မမ-၏၊
သမ္မုခိဘာဝံ-သို့၊ အာဂန္တု-ငှာ၊ အဘဗ္ဗော-ခဲ့၊ အသပပါထိကပုတ္တဝါ-အား၊
ဧဝံ-သည်၊ သစေပိ အဿ-အံ၊ ကိံ-သည်၊ အဿ-နည်း၊ အဟံ-သည်၊ တံ
ဝါစံ-ကို၊ အပ္ပဟာယ-မူ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဒိ
နိဿဇ္ဇိတော-မူ၍၊ သမဏဿ ဂေါတမဿ-၏၊ သမ္မုခိဘာဝံ-သို့၊ ဂစ္ဆေယျ-
ရတော့အံ၊ ဣတိ ဧဝံ-သည်၊ သစေပိ အဿ-ငြားအံ၊ ဧဝံ သတိပိ-ပါသော်
လည်း၊ တဿ ပါထိကပုတ္တဝါ-၏၊ မုဒ္ဓါပိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊
ဣတိ-သို့၊ ဩဓာရိတာ-မူအပ်ပါပြီ၊ ဘန္ဓေ-ဘုရား၊ အစေလော-သော၊
ပါထိက ပုတ္တော-သည်၊ ဝိရူပရူပေန-ကင်းသော သဘောရှိသော ရုပ်အသွင်
သဏ္ဍာန်ဖြင့်၊ ဝါ-မိမိအားကိုး ဈာန်တန်ခိုးဖြင့် ပုန်းလျှိုးကွယ်ပျောက် ရုပ်
ပျောက်သော အားဖြင့်၊ ဝါ-ဈာန်၏ အဇ္ဈေ ဝသီလေဖြင့် ခြင်္သေ့ သစ်ကျား
စသောအားဖြင့် ထူးပြားသော ရုပ်သွင်သဏ္ဍာန်ဖြင့်၊ ဘဂဝတော-၏၊ သမ္မုခိ
ဘာဝံ-သို့၊ စေ အာဂစ္ဆေယျ - အကယ်၍ လာခဲ့ငြားအံ၊ ဧဝံ အာဂစ္ဆန္တေ-
သော်၊ ဘဂဝတော-၏၊ တံ ဝစနံ-အဘဗ္ဗော ခေါ် သုနက္ခတ္တ အစရှိသော ထို
စကားသည်၊ မုသာ-ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သည်၊ ဝါ-တစ်မျိုးတခြား
အလွဲအမှားသည်၊ အဿ- ဖြစ်ခဲ့ရာပါ၏၊ ဣတိ-သို့၊ အဝေါစ- သုနက္ခတ္တက
လျှောက်ပြန်ပြီ။

၁၀။ သုနက္ခတ္တံ-သုနက္ခတ္တံ၊ တတာဂတော-ငါဘုရားသည်၊ ယာသာဝါစာ-
အကြင်စကားသည်၊ ဒုယဂါမိနိ-နှစ်ပါးသောအဖို့သို့ ရောက်သည်၊ ဟောတိ-
၏၊ တံဝါစံ-ကို၊ ဘာသေယျအပိနု-မိန့်တော်မူရာအံလော၊ ဣတိ-သို့၊ အဝေါစံ-
ငါဘုရားက မိန့်တော်မူပြန်ပြီ၊ ဘန္ဓေ-ဘုရား၊ ဘဂဝတော-သည်၊ အစေလော-
သော၊ ပါထိကပုတ္တော-ကို၊ စေတသ-စေတောပရိယ အဘိညာဏ်နှင့် ယှဉ်
သောစိတ်ဖြင့်၊ စေတော-ပါထိက၏စိတ်ကို၊ ပရိစ္စ-ပိုင်းခြား၍၊ ဝိဒိတော ကိံ
ပန-သိတော်မူအပ်ပါသလော၊ ကိံ-သို့၊ ဝိဒိတော-နည်း၊ အစေလော-သော၊
ပါထိကပုတ္တော-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-
မူ၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဒိနိဿဇ္ဇိတော-မူ၍၊ မမ-၏၊ သမ္မုခိဘာဝံ-သို့၊ အာဂန္တု

ငှာ၊ အဘဗျော-ခဲ၊ အဿ ပါထိကပုတ္တဿ-အား၊ ဧဝံ-သည်၊ သဇေပိ အဿ-
 ငြားအံ၊ ကိံ-သည်၊ အဿ-နည်း၊ အဟံ-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မု၍၊
 တံစိတ္တံ-ကို၊ အပ္ပဟာယ-မု၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-မု၍၊ သမဏဿ
 ဂေါတမဿ-၏၊ သမ္ဗုဒ္ဓိဘာဝံ-သို့၊ ဂစ္ဆေယျ-တော့အံ၊ ဣတိ ဧဝံ-သည်၊
 သဇေပိ အဿ-ငြားအံ၊ ဧဝံသတိပိ-ပါသော်လည်း၊ အဿ ပါထိကပုတ္တဿ-
 ၏၊ မုဒ္ဒါပိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊ ဣတိ-သို့၊ ဝိဒိတောကိံ ပန-မူအပ်
 ပါသလော၊ ဥဒါဟု-သို့မဟုတ်၊ ဒေဝတာ-နတ်တို့သည်၊ ဘဂဝတော-အား၊
 တေမတ္ထံ-၍ အကြောင်းကို၊ အာရောစေသံ ကိံ ပန-လျှောက်ထားကြပါကုန်
 သလော၊ ကိံ-သို့၊ အာရောစေသံ-ကုန်သနည်း၊ ဘန္တေ-ဘုရား၊ အစေလော-
 သော၊ ပါထိကပုတ္တော-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မု၍၊ တံစိတ္တံ-ကို၊ အပ္ပ
 ဟာယ-မု၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-မု၍၊ ဘဂဝံတော-၏၊ သမ္ဗုဒ္ဓိဘာဝံ-
 သို့၊ အာဂန္တု-ငှာ၊ အဘဗျော-ခဲပါ၊ အဿပါထိက ပုတ္တဿ-အား၊ ဧဝံ-
 သည်၊ သဇေပိ အဿ-အံ၊ ကိံ-သည်၊ အဿ-နည်း၊ အဟံ-သည်၊ တံ
 ဝါစံ-ကို၊ အပ္ပဟာယ-မု၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မု၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိ
 နိဿဇ္ဇိတော-မု၍၊ သမဏဿ ဂေါတမဿ-၏၊ သမ္ဗုဒ္ဓိဘာဝံ-သို့၊ ဂစ္ဆေယျ-
 တော့အံ၊ ဣတိဧဝံ-သည်၊ သဇေပိ အဿ-ငြားအံ၊ ဧဝံသတိပိ-ပါသော်လည်း၊
 တဿ ပါထိကပုတ္တဿ-၏၊ မုဒ္ဒါပိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊ ဣတိ-သို့၊
 အာရောစေသံ ကိံ ပန-ပါကုန်သလော၊ ဣတိ-သို့၊ အဝေါစ - သုနက္ခတ္တက
 လျှောက်ပြန်ပြီ။

၁၉။ သုနက္ခတ္တ - သုနက္ခတ္တ၊ မေ-သည်၊ အစေလော- သော၊ ပါထိက
 ပုတ္တော-ကို၊ စေတသာ-ဖြင့်၊ စေတော-ကို၊ ပရိစ္စ-၍၊ ဝိဒိတောစေဝ-သိလည်း၊
 သိတော်မူအပ်ပြီ၊ ကိံ-သို့၊ ဝိဒိတောစေဝ-နည်း၊ အစေလော-သော၊ ပါထိက
 ပုတ္တော-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မု၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မု၍၊
 တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-မု၍၊ မမ-၏၊ သမ္ဗုဒ္ဓိဘာဝံ-သို့၊ အာဂန္တု-ငှာ၊
 အဘဗျော-ခဲ၊ အဿ ပါထိကပုတ္တဿ-အား၊ ဧဝံ-သည်၊ သဇေပိ အဿ-ငြား
 အံ၊ ကိံ-သည်၊ အဿ-နည်း၊ အဟံ-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မု၍၊
 တံစိတ္တံ-ကို၊ အပ္ပဟာယ-မု၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-မု၍၊ သမဏဿ
 ဂေါတမဿ-၏၊ သမ္ဗုဒ္ဓိဘာဝံ-သို့၊ ဂစ္ဆေယျ-တော့အံ၊ ဣတိဧဝံ-သည်၊ သဇေပိ
 အဿ-ငြားအံ၊ ဧဝံသတိပိ-ပါသော်လည်း၊ တဿ ပါထိကပုတ္တဿ-၏၊ မုဒ္ဒါပိ-
 သည်လည်း၊ ဝိပတေယျ-ရာ၏၊ ဣတိ-သို့၊ ဝိဒိတောစေဝ-အပ်ခဲ့ပြီ၊ ဒေဝတာ
 ပိ-တို့သည်လည်း၊ မေ-အား၊ တေမတ္ထံ-ကို၊ အာရောစေသံ-ကုန်ပြီ၊ ကိံ-သို့၊
 အာရောစေသံ-ကုန်သနည်း၊ ဘန္တေ-ဘုရား၊ အစေလော-သော၊ ပါထိက
 ပုတ္တော-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မု၍၊ တံစိတ္တံ- ကို၊ အပ္ပဟာယ-မု၍၊

တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-မု၍၊ ဘဂဝတော-၏၊ သမ္မုခိဘဝံ-သို့၊ အာ
 ဂန္တိ-ငှာ၊ အဘဗ္ဗော-ခဲပါ၊ အဿပါထိကပုတ္တဿ-အား၊ ဧဝံ သည်၊ သစေပိ
 အဿ-ငြားအံ၊ ကိံ-သည်၊ အဿ-နည်း၊ အဟံ-သည်၊ တံဝါစံ-ကို၊ အပ္ပ
 ဟာယ-မု၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မု၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-မု၍၊
 သမဏဿ ဂေါတမဿ-၏၊ သမ္မုခိဘဝံ-သို့၊ ဂစ္ဆေယျ-တော့အံ၊ ဣတိဧဝံ-
 သည်၊ သစေပိ အဿ- ငြားအံ၊ ဧဝံသတိပိ-သော်လည်း၊ တဿပါထိကပုတ္တဿ-
 ၏၊ မုဒ္ဓါဝိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊ ဣတိ-သို့၊ အာရောစေသိ- ကုန်ပြီ။

အဓိတောနာမ-အဓိတအမည်ရှိသော၊ လိစ္ဆဝိနံ-လိစ္ဆဝိမင်းတို့၏၊ သေနာ-
 ပတိပိ-စစ်သူကြီးသည်လည်း၊ အဓုနာ-ဤအခါ၌၊ ကာလံကတော-သေပြီး
 သည်၊ ဟုတော-၍၊ တာဝတိံသကာယံ-တာဝတိံသနတ်အပေါင်း၌၊ ဝါ-
 တာဝတိံသနတ်ပြည်၌၊ ဥပပန္နော-ဖြစ်ရပြီ၊ (တစ်နည်း) တာဝတိံသကာယံ-
 တာဝတိံသနတ်အပေါင်းသို့၊ ဝါ-တာဝတိံသနတ်ပြည်သို့၊ ဥပပန္နော-ဟပ်
 ၍ဖြစ်ပြီ၊ သောပိ သေနာပတိ-ထို စစ်သူကြီးသည်လည်း၊ မံ - ငါဘုရားသို့၊
 ဥပသက်မိတော-၍၊ ဧဝံ-သို့၊ အာရောစေသိ-လျှောက်ထားခဲ့ပြီ၊ ကိံ-သို့၊
 အာရောစေသိ-နည်း၊ ဘန္တေ-ဘုရား၊ အစေလော-သော၊ ပါထိကပုတ္တော-
 သည်၊ အလဇ္ဇိ-အရှက်လည်းမရှိခဲ့ပါ၊ ဘန္တေ-ဘုရား၊ အစေလော-သော၊
 ပါထိကပုတ္တော-သည်၊ မုသာဝါဒီ-ချွတ်ယွင်း ဖောက်ပြန် မဟုတ် မမှန်သော
 စကားကိုလည်း ပြောဆိုလေ့ရှိခဲ့ပါ၏၊ ဘန္တေ-ဘုရား၊ မိပိ-အကျွန်ုပ်ကိုလည်း၊
 အစေလော-သော၊ ပါထိကပုတ္တော-သည်၊ ဝဇ္ဇိဂါမေ-ဝဇ္ဇိမင်းတို့၏ရွာ၌၊ ဝါ-
 ဝဇ္ဇိမင်းတို့၏ ရွာဖြစ်၍ဖြစ်သော ဝေသာလီပြည်၌၊ ဗျာကာသိ-မဟုတ်မတ်ရား
 လိမ္မလျှည့်ဖြား၍ ဖြေကြားခဲ့ပါပြီ၊ ကိံ-သို့၊ ဗျာကာသိ-နည်း၊ အဓိတော-
 သော၊ လိစ္ဆဝိနံ-တို့၏၊ သေနာပတိ-သည်၊ မဟာနိရယံ-မဟာငရဲ၌၊ ဝါ-ငရဲ
 ကြီး၌၊ ဥပပန္နော-ဖြစ်ခဲ့ရှာပြီ၊ ဣတိ-သို့၊ ဗျာကာသိ-ပါပြီ၊ ဘန္တေ-ဘုရား၊
 ခေါယန-စင်စစ်ကေန အမှန်အားဖြင့်၊ အဟံ-သည်၊ မဟာနိရယံ-၌၊ နဥပပန္နော-
 မဖြစ်ရပါ၊ အဟံ-သည်၊ တာဝတိံသကာယံ-၌၊ ဥပပန္နော-သည်၊ အမိ-၏၊
 ဘန္တေ-ဘုရား၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ အလဇ္ဇိ-ပါ၊ ဘန္တေ-
 ဘုရား၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ မုသာဝါဒီ-ပါ၏၊ ဘန္တေ-
 ဘုရား၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ တံ ဝါစံ-ကို၊ အပ္ပဟာယ-မု
 ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မု၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-၍၊ ဘဂဝ-
 တော-၏၊ သမ္မုခိဘဝံ-သို့၊ အာဂန္တိ-ငှာ၊ အဘဗ္ဗောစ-မထိုက်ပါသည်သာ၊
 အဿပါထိကပုတ္တဿ-အား၊ ဧဝံ-သည်၊ သစေပိအဿ-အံ၊ ကိံ-သည်၊
 အဿ-နည်း၊ အဟံ-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မု၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-
 မု၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-မု၍၊ သမဏဿ ဂေါတမဿ-၏၊



သမ္မုခိဘာဝံ-သို့၊ ဂစ္ဆေယျံ-တော့အံ၊ ဣတိဇေဝံ-သည်၊ သစေပိအာယ-ဌားအံ၊
 ဇေဝတိပိ-ပါသော်လည်း၊ အာယပါထိကပုတ္တယ-၏၊ မုဒ္ဒါပိ-သည်လည်း၊
 ဝိပတေယျ-ရာ၏၊ ဣတိဇေဝံ-သို့၊ အာရောစေသိ-ခဲ့ပြီ၊ သုနက္ခတ္တ-သုနက္ခတ္တ၊
 ဣတိခေါ-ဤသို့သာလျှင်၊ ဝါ-ဤပုံသာလျှင်၊ မေ-သည်၊ အစေလော-သော၊
 ပါထိကပုတ္တော-ကို၊ စေတသာ-ဖြင့်၊ စေတော-ကို၊ ပရိစ္စ-၍၊ ဝိဒိတောစေဝ-
 အပ်ခဲ့ပြီ၊ ကိံ-သို့၊ ဝိဒိတော-စေဝ-နည်း၊ အစေလော-သော၊ ပါထိကပုတ္တော-
 သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မူ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊ တံဒိဋ္ဌိံ-
 ကို၊ အပ္ပဋိနိဿဇိတော-မူ၍၊ မမ-၏၊ သမ္မုခိဘာဝံ-သို့၊ အာဂန္တု-ဌာ၊
 အာဗျော-ခဲ့၊ အာယပါထိကပုတ္တယ-အား၊ ဇေဝံ-သည်၊ သစေပိအာယ-ဌားအံ၊
 ကိံ-သည်၊ အာယ-နည်း၊ အဟံ-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ - မူ၍၊
 တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇိတော-မူ၍၊ သမဏဿ
 ဂေါတမဿ-၏၊ သမ္မုခိဘာဝံ-သို့၊ ဂစ္ဆေယျံ-တော့အံ၊ ဣတိဇေဝံ-သည်၊
 သစေပိအာယ-ဌားအံ၊ ဇေဝတိပိ-ပါသော်လည်း၊ တာယပါထိကပုတ္တယ-၏၊
 မုဒ္ဒါပိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊ ဣတိ-သို့၊ ဝိဒိတောစေဝ-ခဲ့ပြီ၊ ဒေဝတာပိ-
 တို့သည်လည်း၊ မေ-အား၊ တေမတ္တံ-ကို၊ အာရောစေသိ-ကုန်ပြီ၊ ကိံ-သို့၊
 အာရောစေသိ-ကုန်သနည်း၊ ဘန္တေ-ဘုရား၊ အစေလော-သော၊ ပါထိက
 ပုတ္တော-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မူ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊
 တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇိတော - မူ၍၊ ဘဂဝတော-၏၊ သမ္မုခိဘာဝံ - သို့၊
 အာဂန္တု-ဌာ၊ အာဗျော-ခဲ့ပါ၊ အာယ ပါထိကပုတ္တယ-အား၊ ဇေဝံ-သည်၊
 သစေပိအာယ-ဌားအံ၊ ကိံ-သည်၊ အာယ-နည်း၊ အဟံ-သည်၊ တံဝါစံ-ကို၊
 အပ္ပဟာယ-မူ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇိတော-
 မူ၍၊ သမဏဿဂေါတမဿ-၏၊ သမ္မုခိဘာဝံ-သို့၊ ဂစ္ဆေယျံ-တော့အံ၊ ဣတိ
 ဇေဝံ-သည်၊ သစေပိအာယ-ဌားအံ၊ ဇေဝတိပိ-ပါသော်လည်း၊ တာယပါထိက
 ပုတ္တယ-၏၊ မုဒ္ဒါပိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊ သုနက္ခတ္တ-သုနက္ခတ္တ၊
 ဒေဝအာဟံ-ဤငါဘုရားသည်၊ (ခေါပန-သဒ္ဓါ ပဒပူရဏ၊ ပဒါလင်္ကာရမ္ပယာ)
 ဝေသာလိယံ-၌၊ ပိဏ္ဏာယ-ဌာ၊ စရိတော-ပြီး၍၊ ပစ္စာဘတ္တံ-ပစ္စာဘတ်အခါ၌၊
 ဝါ-ဆွမ်းစားပြီးရာကာလမှနောက်အဖို့ဖြစ်သောအခါ၌၊ ပိဏ္ဏပိတပဋိက္ခန္ဓော-
 ဆွမ်းစားရာအရပ်မှ ဖဲ့ခဲ့ပြီးသည်၊ ဟုတော-၍၊ ယေနဌာနေန-၌၊ အစေလဿ-
 သော၊ ပါထိကပုတ္တယ-၏၊ အာရာမော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊
 ဒိဝါဝိဟာရာယ-နေနေခြင်းဌာ၊ ဥပသင်္ကမိဿာမိ-မူပေအံ၊ သုနက္ခတ္တ-သုနက္ခတ္တ၊
 ဒါနိ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ တံ-သည်၊ ယဿပုဂ္ဂလဿ-အား၊ အာ-
 ရောစေတံ-ပြောဆိုခြင်းဌာ၊ (နိယမဝါကျရှိ ပဓာနကိုရိယာကို သမ္ပဒါန်ပြင်၍
 စပ်သည်၊ နေရာတိုင်းသတိပြု) ဣစ္ဆသိ-အလို့ရှိခဲ့၏၊ တာယ ပုဂ္ဂလဿ-အား၊
 အာရောစေဟိ-လော့၊ ဣတိ-သို့၊ အဝေါစ-ငါဘုရားကမိန့်တော်မူပြန်ပြီ။

ဣဒ္ဓိပါဠိဟာရိယကထာ

၂၀။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထပစ္ဆာ - မိန့်တော်မူပြီးရာ ကာလမှ နောက်၌၊
 အဟံ-သည်၊ ပုဗ္ဗဏှာသမယံ - နေ၏ ရှေ့အဖို့ဖြစ်သော အခါ၌၊ ဝါ-နေ၏
 ရှေ့အဖို့ဖြစ်သောအခါတွင် တစ်ပါးသောကာလပတ်လုံး၊ ဝါ-နံနက်အခါ၌၊
 ဝါ-နံနက်အခါတွင် တစ်ပါးသော ကာလပတ်လုံး၊ နိဝါသေတွာ-သင်းပိုင်ကို
 ထက်အောက် ပြောင်းပြန် ပြန်လှန် ဝတ်တော်မူပြီး၍၊ ပတ္တစီဝရံ - ကို၊
 အာဒါယ-၍၊ ဝေသာလိံ - သို့၊ ပိဏ္ဏာယ - ငှား၊ ပါဝိသိံ - ဝင်တော်မူပြီ၊
 ဝေသာလိယံ-၌၊ ပိဏ္ဏာယ-ငှား၊ စရိတွာ-မူပြီး၍၊ ပစ္ဆာဘတ္တံ-၌၊ ပိဏ္ဏပါတ
 ပဋိက္ကန္တော - သည်၊ ဟုတွာ-၍၊ ယေနဌာနေန - ၌၊ အစေလဿ - သော၊
 ပါထိကပုတ္တဿ - ၏၊ အာရာမော - သည်၊ အတ္ထိ - ၏၊ တေနဌာနေန - သို့၊
 ဒိဝါဝိဟာရာယ - ငှား၊ ဥပသကံမိံ-မူပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ-
 ချဉ်းကပ်တော်မူရာထိုအခါ၌၊ သုနက္ခတ္တော - သော၊ လိစ္ဆဝိပုတ္တော - သည်၊
 တရမာနရူပေါ-သောလျှင်သော သဘောရှိသည်၊ ဟုတွာ-၍၊ ဝေသာလိံ-သို့၊
 ပဝိသိတွာ-၍၊ ယေနဌာနေန-၌၊ အဘိညာတာ အဘိညာတာ-ထင်ရှားကုန်၊
 ထင်ရှားကုန်သော၊ ဝါ-အလွန်ထင်ရှားကုန်သော၊ လိစ္ဆဝိ-လိစ္ဆဝိမင်းတို့သည်၊
 သန္တိ-ကုန်၏၊ တေနဌာနေန-သို့၊ ဥပသကံမိံ-၏၊ ဥပသကံမိတွာ-၍၊ အဘိ-
 ညာတေ အဘိညာတေ-ကုန်သော၊ လိစ္ဆဝိ-တို့ကို၊ တေဝစနံ-ကို၊ အဝေါ စ-ပြီ၊
 ကိံ-သို့၊ အဝေါစ-နည်း၊ အာဝုသော - ဒါယကာတို့၊ သေ သော ဘဂ္ဂဝါ-
 ဤမြတ်စွာဘုရားသည်၊ ဝေသာလိယံ - ၌၊ ပိဏ္ဏာယ - ငှား၊ စရိတွာ - မူပြီး၍၊
 ပစ္ဆာဘတ္တံ-၌၊ ပိဏ္ဏပါတပဋိက္ကန္တော - သည်၊ ဟုတွာ - ၍၊ ယေနဌာနေန-၌၊
 အစေလဿ-သော၊ ပါထိကပုတ္တဿ-၏၊ အာရာမော-သည်၊ အတ္ထိ-၏၊ တေန
 ဌာနေန-သို့၊ ဒိဝါဝိဟာရာယ-ငှား၊ ဥပသကံမိံ-မူပြီ၊ အာယသ္မန္တော-အရှင်တို့၊
 တုမေ-အရှင်တို့သည်၊ အဘိက္ကမထ-ရှေးရှုသွားကြပါကုန်လော့၊ အာယသ္မန္တော-
 တို့၊ တုမေ-တို့သည်၊ အဘိက္ကမထ - ကုန်လော့၊ သာဓုရူပါနံ - ကောင်းသော
 သဘောရှိကြကုန်သော၊ သမဏာနံ-တို့၏၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-လွန်သော၊
 ဣဒ္ဓိပါဠိဟာရိယံ-တန်ခိုးပြာဋိဟာသည်၊ ဝါ-တန်ခိုးပြာဋိဟာကို ပြုခြင်းသည်၊
 ဘဝိဿတိ-ပါလိမ့်လတ္တံ့၊ ဣတိ-သို့၊ အဝေါ စ-ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ
 ကာလေ-ပြောဆိုရာ ထိုအခါ၌၊ အဘိညာတာနံ အဘိညာတာနံ-ထင်ရှားကုန်
 ထင်ရှားကုန်သော၊ ဝါ-အလွန်ထင်ရှားကုန်သော၊ လိစ္ဆဝိနံ-လိစ္ဆဝိမင်းတို့အား၊
 တေ ပရိဝိတက္ကနံ-သည်၊ အဟောသိ - ပြီ၊ ကိံ -သည်၊ အဟောသိ - နည်း၊
 ဘော - အို အချင်းတို့၊ သာဓုရူပါနံ - ကောင်းသော သဘောရှိကုန်သော၊
 သမဏာနံ-တို့၏၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-သည်၊



ဘဝိဿတိကိရ-ဖြစ်လတ္တံ့တံ၊ ဘော-တို့၊ မယံ-ဘို့သည်၊ ဟန္တု-ယခု၊ ဝတ-
 တခြားကိစ္စ မကြောင့်ကြဘဲ စိတ်ချလွတ်လပ်စွာ၊ ဝါ-တခြားအမှု လျစ်
 လျူရှုကြကုန်လျက်၊ ဝါ-စင်စစ်ကေန အမှန်မချွတ်၊ ဂစ္ဆာမ - သွားကြပါ
 ကုန်စို့၊ ဣတိ ဧတံ ပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ လိစ္ဆဝိ-လိစ္ဆဝိမင်းတို့သို့၊
 ဥပသကံမိတ္တာ - ချဉ်းကပ်ပြီး၍ (ဝါကျဆက်ပေးသည်။) ယေနဌာနေန-၌၊
 အဘိညာတာ အဘိညာတာ-ကုန်သော၊ ဗြာဟ္မဏမဟာသာလော - များသော
 ဥစ္စာနှစ်ရှိသော ပုဏ္ဏားတို့သည်၊ သန္တိ - ကုန်၏၊ တေန ဌာနေန-သို့၊ ဥပ
 သကံမိ-၏၊ ဥပသကံမိတ္တာ - ပြီး၍၊ အဘိညာတေ အဘိညာတေ - ကုန်သော၊
 ဗြာဟ္မဏမဟာသာလေ - တို့ကို၊ ဧတံဝစနံ - ကို၊ အဝေါစ-ပြီ၊ ကိံ - သို့၊
 အဝေါစ-နည်း။

အာဝုသော-တို့၊ သောဘဂဝါ-သည်၊ ဝေသာလိယံ-၌၊ ပိဏ္ဏာယ-ငှာ၊
 စရိတော-၍၊ ပစ္ဆာဘတ္တံ-၌၊ ပိဏ္ဏပါတပဋိက္ကန္တော-သည်၊ ဟုတော-၍၊ ယေန
 ဌာနေန - ၌၊ အစေလဿ - သော၊ ပါထိကပုတ္တဿ-၏၊ အာရာမော - သည်၊
 အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဒိဝါဝိဟာရာယ-ငှာ၊ ဥပသကံမိ-၏၊ အာယ
 သ္မန္တော-တို့၊ တုမ္မေ-တို့သည်၊ အဘိက္ကမထ-ကုန်လော့၊ အာယသ္မန္တော-တို့၊
 တုမ္မေ-တို့သည်၊ အဘိက္ကမထ-ကုန်လော့၊ သာဓုရူပါနံ-ကုန်သော၊ သမဏာနံ-
 တို့၏၊ မနုဿဓမ္မော - ထက်၊ ဥတ္တရိ - လွန်သော၊ ဣဒ္ဓိပါဠိဟာရိယံ - သည်၊
 ဘဝိဿတိ-လတ္တံ့၊ ဣတိ - သို့၊ အဝေါစ - ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိ
 ကာလေ-၌၊ အဘိညာတာနံ အဘိညာတာနံ-ကုန်သော၊ ဗြာဟ္မဏ မဟာသာ
 လာနံ-တို့အား၊ ဧတံပရိဝိတက္ကနံ-သည်၊ အဟောသိ ပြီ၊ ကိံ - သည်၊ အဟောသိ-
 နည်း၊ ဘော-တို့၊ သာဓုရူပါနံ-ကုန်သော၊ သမဏာနံ-တို့၏၊ မနုဿဓမ္မော-
 ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ - သည်၊ ဘဝိဿတိကိရ - လတ္တံ့ တံ၊
 ဘော-တို့၊ မယံ-တို့သည်၊ ဟန္တု-ယခု၊ ဝတ-မချွတ်၊ ဂစ္ဆာမ-ကုန်စို့၊ ဣတိ
 ဧတံ ပရိဝိတက္ကနံ-သည်၊ အဟောသိ - ပြီ၊ ဗြာဟ္မဏမဟာသာလေ - တို့သို့၊
 ဥပသကံမိတ္တာ-၍၊ ယေနဌာနေန-၌၊ အဘိညာတာ အဘိညာတာ-ကုန်သော၊
 ဂဟပတိနေစယိကာ - များသော ဥစ္စာစပါးကို ဆည်းပူးခြင်း ရှိကုန်သော
 အိမ်ရှင် သူကြွယ်တို့သည်၊ ဝါ-များသော ဥစ္စာစပါးကို ဆည်းပူးခြင်း၌ ယှဉ်
 ကုန်သော အိမ်ရှင် သူကြွယ်တို့သည်၊ သန္တိ - ကုန်၏၊ တေနဌာနေန-သို့၊ ဥပ
 သကံမိ-၏၊ ဥပသကံမိတ္တာ-၍၊ အဘိညာတေ အဘိညာတေ - ကုန်သော၊
 ဂဟပတိနေစယိကေ-တို့ကို၊ ဧတံဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ - သို့၊ အဝေါစ-
 နည်း၊ အာဝုသော-တို့၊ သောဘဂဝါ-သည်၊ ဝေသာလိယံ-၌၊ ပိဏ္ဏာယ-
 ငှာ၊ စရိတော-၍၊ ပစ္ဆာဘတ္တံ-၌၊ ပိဏ္ဏပါတပဋိက္ကန္တော-သည်၊ ဟုတော-၍၊ ယေန
 ဌာနေန-၌၊ အစေလဿ-သော၊ ပါထိကပုတ္တဿ - ၏၊ အာရာမော-သည်။

အတ္တိ-၏၊ တေန ဌာနေန-သို့၊ ဒိဝါဝိဟာရာယ-ဌာ၊ ဥပသင်္ကမိ-၏၊ အာယ-
သုန္ဓော-တို့၊ တုမ္ပေ-တို့သည်၊ အဘိက္ကမထ-ကုန်လော့၊ အာယသုန္ဓော-တို့၊
တုမ္ပေ - တို့သည်၊ အဘိက္ကမထ - ကုန်လော့၊ သာဓုရူပါနံ - ကုန်သော၊
သမဏာနံ - တို့၏၊ မနုဿဓမ္မာ - ထက်၊ ဥတ္တရိ - သော၊ ဣဒ္ဓိပိဋိ
ဟာရိယံ-သည်၊ ဘဝိဿတိ-လတ္တံ၊ ဣတိ-သို့၊ အဝေ၂၈-ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊
အထတသ္မိံ ကာလေ-၌၊ အဘိညာတာနံ အဘိညာတာနံ-ကုန်သော၊ ဂဟပတိ
နေစယိကာနံ-တို့အား၊ တေပရိဝိတက္ကနံ-သည်၊ အဟောသိ - ပြီ၊ ကိံ - သည်၊
အဟောသိ-နည်း၊ သာဓုရူပါနံ-ကုန်သော၊ သမဏာနံ-တို့၏၊ မနုဿဓမ္မာ-ထက်၊
ဥတ္တရိ-သော၊ ဣဒ္ဓိပိဋိဟာရိယံ-သည်၊ ဘဝိဿတိ ကိရ-လတ္တံ တဲ့၊ ဘော-တို့၊
မယံ-တို့သည်၊ ဟန္တု- ယခု၊ ဝတ-မချွတ်၊ ဂစ္ဆာမ-ကုန်စို့၊ ဣတိ တေပရိ
ဝိတက္ကနံ- သည်၊ အဟောသိ-ပြီ၊ ဂဟပတိနေစယိကေ-တို့သို့၊ ဥပသင်္ကမိတော-
၍၊ ယေနဌာနေန-၌၊ အဘိညာတာ အဘိညာတာ-ကုန်လော့၊ နာနာတိတ္ထိယာ-
အထူးထူးသော အယုဂ္ဂိကုန်သော သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ တေန
ဌာနေန-သို့၊ ဥပသင်္ကမိ-၏၊ ဥပသင်္ကမိတော-၍၊ အဘိညာတေ အဘိညာတေ-
ကုန်သော၊ နာနာတိတ္ထိယေ-ကုန်သော၊ သမဏဗြာဟ္မဏာ-တို့ကို၊ တေဝစနံ-ကို၊
အဝေ၂၈-ပြီ၊ ကိံ-သို့၊ အဝေ၂၈-နည်း၊ အာဝုသော-တို့၊ သောဘဂဝါ-
သည်၊ ဝေသာလိယံ-၌၊ ပိဏ္ဏာယ-ဌာ၊ စရိတော-၍၊ ပစ္ဆာဘတ္တံ-၌၊ ပိဏ္ဏာပိတ
ပဋိက္ကန္ဓော-သည်၊ ဟုတော-၍၊ ယေနဌာနေန-၌၊ အစေလဿ-သော၊ ပါထိက
ပုတ္တဿ-၏၊ အာရာမော-သည်၊ အတ္တိ-၏၊ တေနဌာနေန-သို့၊ ဒိဝါဝိဟာရာယ-
ဌာ၊ ဥပသင်္ကမိ-၏၊ အာယသုန္ဓော-တို့၊ တုမ္ပေ-တို့သည်၊ အဘိက္ကမထ-ကုန်လော့၊
အာယသုန္ဓော-တို့၊ တုမ္ပေ-တို့သည်၊ အဘိက္ကမထ-ကုန်လော့၊ သာဓုရူပါနံ-
ကုန်သော၊ သမဏာနံ-တို့၏၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပိဋိဟာ-
ရိယံ-သည်၊ ဘဝိဿတိ-တ္တံ၊ ဣတိ-သို့၊ အဝေ၂၈-ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထ
တသ္မိံ ကာလေ-ပြောဆိုရာထိုအခါ၌၊ အဘိညာတာနံ အဘိညာတာနံ-ကုန်သော၊
နာနာတိတ္ထိယာနံ-ကုန်သော၊ သမဏဗြာဟ္မဏာနံ-တို့အား၊ တေပရိဝိတက္ကနံ-
သည်၊ အဟောသိ-ပြီ၊ ကိံ - သည်၊ အဟောသိ-နည်း၊ ဘော-တို့၊ သာဓုရူပါနံ-
ကုန်သော၊ သမဏာနံ-တို့၏၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ- သော၊ ဣဒ္ဓိပိဋိ-
ဟာရိယံ-သည်၊ ဘဝိဿတိကိရ-လတ္တံ တဲ့၊ ဘော-တို့၊ မယံ-တို့သည်၊ ဟန္တု-
ယခု၊ ဝတ-မချွတ်၊ ဂစ္ဆာမ-ကုန်စို့၊ ဣတိ တေပရိဝိတက္ကနံ-သည်၊ အဟောသိ-
ပြီ၊ (တစ်ဝါကျစီခွဲ၍ ဝေသာဇနာလိုက်၏)၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထပစ္ဆာ-အကြံ
ဖြစ်ပြီးရာကာလမှနှော့ကိ၌၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ လိစ္ဆဝိစ-
တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ ဗြာဟ္မဏမဟာ
သာလာစ- တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊
ဂဟပတိနေစယိကာစ-တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-

ကုန်သော၊ နာနာတိတ္ထိယာ-ကုန်သော၊ သမဏဗြာဟ္မဏာစ-တို့သည် လည်းကောင်း၊ ယေနဌာနေန-အကြင်အရပ်၌၊ အစေလော-သော၊ ပါထိကပုတ္တယ-၏၊ အာရာမော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသင်္ကမိ-သု-ကုန်ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ သာ သောပရိသာ-ထိုပရိသတ်သည်၊ အနေကသတာ-အရာမကများသည်၊ အနေကသဟဿာ-အထောင်မကများသည်၊ ဟုတော-၍၊ မဟာ-များသည်၊ ဟောတိ-၏။

၂၁။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အစေလော - သော၊ ပါထိကပုတ္တော - သည်၊ အသောသိ-ပြီ၊ (တစ်နည်း) အသောသိခေါ-သည်သာ၊ ကိ-သို့၊ အသောသိ-နည်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ လိစ္ဆဝိ-တို့သည်၊ အဘိက္ကန္တာ-ကိရ - ရှေးရှုလာကြကုန်ပြီတဲ့၊ အဘိညာတာ အဘိညာသာ - ကုန်သော၊ ဗြာဟ္မဏမဟာသာလာစ-တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ ဂဟပတိနေစယိကာစ - တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ နာနာတိတ္ထိယာ-ကုန်သော၊ သမဏဗြာဟ္မဏာစ-တို့သည်လည်းကောင်း၊ အဘိက္ကန္တာ ကိရ-ကုန်ပြီတဲ့၊ သမဏောပိ ဂေါတမော-သည်လည်း၊ မယံ-၏၊ အာရာမေ-၌၊ ဒိဝါဝိဇာရိ-နေနေခြင်းကို၊ ဝါ-ငှာ၊ နိသိန္ဓောကိရ-နေပြီတဲ့၊ ဣတိ-သို့၊ အဟောသိ-ပြီ၊ (တစ်နည်း) အသောသိ-ခေါ-သည်သာ၊ သုတောန-ကြားသိရသည်ရှိသော်၊ ဝါ-ကြားသိရခြင်းကြောင့်၊ အဿပါထိကပုတ္တယ-အား၊ ဘယံ-စိုးတမိတ်ဖိတ် မရွှင်စိတ်ဖြင့် လန့်ထိတ်ကြောက်ရွံ့ခြင်းသည်လည်းကောင်း၊ ဆမ္ဘိတတ္ထံ-ကျောက်တူပမာ ခိုင်မာသော ကိုယ်ရှိသည်၏အဖြစ်သည်လည်းကောင်း၊ ဝါ-ကိုယ်၏တုန်လှုပ်သည်၏ အဖြစ်သည်လည်းကောင်း၊ လောမဟံသော-အမွှေးတို့၏ ရှင်ခြင်းသည်လည်းကောင်း၊ ဝါ-ကြက်သီးမွှေးညင်းထခြင်းသည်လည်းကောင်း၊ ဥဒပါဒိ-ပြီ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ=ပါထိကပုတ္တအား စိုးတမိတ်ဖိတ် မရွှင်စိတ်ဖြင့် လန့်ထိတ် ကြောက်ရွံ့ခြင်းဖြစ်ရာ ထိုအခါ၌၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ ဘိတော-ကြောက်သည်၊ ဝါ-စိုးတမိတ်ဖိတ် မရွှင်စိတ်ဖြင့်လန့်ထိတ်သည်၊ သံဝိဂ္ဂေါ-ထိတ်လန့်သည်၊ လောမဟဋ္ဌဇာတော-ဖြစ်သော အမွှေးတို့၏ ရှင်ခြင်းရှိသည်၊ ဝါ-ဖြစ်သော ကြက်သီးမွှေးညင်း ထခြင်းရှိသည်၊ ဟုတော-၍၊ ယေနဌာနေန-၌၊ တိန္ဒြကခါဏုပရိဗ္ဗာဇကာရာမော-တိန္ဒြကခါဏုအမည်ရှိသော ပရိပိုဇ်၏ အာရာမံသည်၊ ဝါ-တည်ပင်ငုတ်ရှိသည်၏ အဖြစ်ကြောင့်တိန္ဒြကခါဏုအမည်ရှိသော ပရိပိုဇ်၏အာရာမံသည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသင်္ကမိ-၏၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ သာပရိသာ-သည်၊ အသောသိ-ပြီ၊ (တစ်နည်း) အသောသိခေါ-သည်သာ၊ ကိ-သို့၊ အသောသိ-နည်း၊

အစေလော-သော၊ ပါထိကပုတ္တော-သည်၊ ဘိတော-သည်၊ သံဝိဂ္ဂေါ-သည်၊
 လောမဟဋ္ဌဇာတော-သည်၊ ဟုတော-၍၊ တေနဋ္ဌာနေန-၌၊ တိန္ဒြကခါဏုပရိဗ္ဗာ-
 ဇကာရာမော-သည်၊ အတ္ထိ-၏၊ တေနဋ္ဌာနေန-သို့၊ ဥပသင်္ကမန္တောကံရ-ချဉ်း
 ကပ်သတုံ၊ ဣတိ-သို့၊ အသောသိ-ပြီ။

(တစ်နည်း) အသောသိခေါ-သာ၊ အထတသ္မိံကာလေ - ကြားသိရရာ
 ထိုအခါ၌၊ သာပရိသာ-သည်၊ အညတရံ-သော၊ ပုရိသံ-ကို၊ အာမန္တေသိ-သိ
 စေပြီ၊ ကိံ-သို့၊ အာမန္တေသိ-နည်း၊ ဘော ပုရိသ-အမောင်ယောက်ျား၊ တံ-
 သည်၊ ဟိ-သွားတဲ့ဈေး၊ ဂန္တော-၍၊ ယေနဋ္ဌာနေန-အကြင်အရပ်၌၊ တိန္ဒြက
 ခါဏုပရိဗ္ဗာဇကာရာမော-သည်၊ အတ္ထိ-၏၊ ယေနဋ္ဌာနေန-အကြင်တစ်စိတ်သော
 အရပ်၌၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ အတ္ထိ-၏၊ တေနဋ္ဌာနေန-
 ထိုတိန္ဒြကခါဏုကအမည်ရှိသော ပရိဗ္ဗိဇ်၏အာရာမ်၊ ပါထိကပုတ္တရိရာအရပ်သို့၊
 ဥပသင်္ကမ-ချဉ်းကပ်လေလော့၊ ဥပသင်္ကမိတော-၍၊ အစေလံ-သော၊ ပါထိက-
 ပုတ္တံ-ကို၊ ဝေ-သို့၊ ဝဒေဟိ-ပြောဆိုချေလော့၊ ကိံ-သို့၊ ဝဒေသိ-နည်း၊
 အာဝုသော ပါထိကပုတ္တ-ငါ့ရှင် ပါထိကပုတ္တ၊ တံ-သည်၊ အဘိက္ကမ-လော့၊
 အဘိညာတာ အဘိညာတာ-ကုန်ဆော၊ လိစ္ဆဝိ-တို့သည်၊ အဘိက္ကန္တာ-ရှေးရှု
 လာကြကုန်ပြီ၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ ဗြာဟ္မဏမဟာသာလာစ-
 တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ ဂဟမတိနေ-
 စယိကာစ-တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊
 နာနာတိတ္ထိယာ - ကုန်သော၊ သမဏဗြာဟ္မဏာစ - တို့သည် လည်းကောင်း၊
 အဘိက္ကန္တာ-ကုန်ပြီ၊ သမဏောပိ ဂေါတမော - ရဟန်းဂေါတမသည်လည်း၊
 အာယသ္မတော-၏၊ အာရာမေ-၌၊ ဒိဝါဝိဟာရိ-ကို၊ ဝါ-ငှာ၊ နိသိန္တော-နေခဲ့
 ပါပြီ၊ အာဝုသော ပါထိကပုတ္တ-တ္တ၊ တေ-သည်၊ ဝေသာလိယံ-၌၊ ပရိသတိ-
 ၌၊ သောဝါစာ-ကို၊ ဘာသိတာ-အပ်ပြီ၊ ကိံ-သို့၊ ဘာသိတာ-နည်း၊
 သမဏောပိ ဂေါတမော-သည်လည်း၊ ဉာဏဝါဒေါ-၏၊ အဟမ္ဘိ-သည်လည်း၊
 ဉာဏဝါဒေါ-၏၊ ခေါပန-ဖြင့်၊ ဉာဏဝါဒေါ-သော၊ သမဏောဂေါတမော-
 သည်၊ ဉာဏဝါဒေန-သော၊ မယံ-နှင့်၊ သဒ္ဓိံ-ကွ၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 သော၊ ဣဒ္ဓိပိဋိဟာရိယံ-ကို၊ ဒသေတံ-ငှာ၊ အရဟတိ-၏၊ သမဏော
 ဂေါတမော-သည်၊ ဥပခုပထံ-သို့၊ အာဂစ္ဆေယျ-ရာ၏၊ အဟမ္ဘိ-သည်သည်၊
 ဥပခုပထံ-သို့၊ ဂစ္ဆေယျ-ရာ၏၊ ဥဘောပိ-ကုန်သော၊ တေမယံ-ထိုင်တို့သည်၊
 တတ္ထတသ္မိံ သမာဂတဋ္ဌာနေ - ဆိုနှစ်ရပ် ပေါင်းဆုံတွေ့ကြုံရာအရပ်၌၊ မနုဿ-
 ဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပိဋိဟာရိယံ-ကို၊ ကရေယျာမ-ကုန်ရာ၏၊
 သမဏောဂေါတမော-သည်၊ ဧကံ-သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊
 ဣဒ္ဓိပိဋိဟာရိယံ-ကို၊ စေကရိသတိ-အံ့၊ ဝေသတိ-ဤသို့ ရဟန်းဂေါတမက

တစ်မျိုးသော တန်ခိုးပြာဠိဟာကိုပြသည်ရှိသော်၊ အဟံ-သည်၊ ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမ-အံ၊ သမဏောဂေါတမော-သည်၊ ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ စေကရိဿတိ-အံ၊ ဧဝံဘတိ-သော်၊ အဟံ-သည်၊ စတ္တာရိ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-အံ၊ သမဏောဂေါတမော-သည်၊ စတ္တာရိ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ စေကရိဿတိ-အံ၊ ဧဝံဘတိ-သော်၊ အဟံ-သည်၊ ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-အံ၊ သမဏောဂေါတမော-သည်၊ ဣတိ-သို့၊ ဝါ-ဖြင့်၊ ယာဝတကံ ယာဝတကံ-သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရိဿတိ-အံ၊ တဒ္ဓိဂုဏံတဒ္ဓိဂုဏံ - ထိုရဟန်းဂေါတမ ပြအပ်သော တန်ခိုးပြာဠိဟာထက် နှစ်ဆတက်၊ ထိုရဟန်းဂေါတမ ပြအပ်သော တန်ခိုးပြာဠိဟာထက် နှစ်ဆတက်သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရိဿာမိ-အံ၊ ဣတိ-သို့၊ ဘာသိတာ-ပြီ၊ အာရုသောပါထိကပုတ္တ-တ္တ၊ တံ-သည်၊ ဥပခုပထံ-သို့၊ အဘိက္ကမဿေဝ-အဘိက္ကမဿေဝ - ရှေးရှုလာသာလာပါလော့၊ သမဏောဂေါတမော- သည်၊ သဗ္ဗပဋ္ဌမံယေဝ-အလုံးစုံသော ပုဂ္ဂိုလ်တို့၏ ရှေးဦးစွာသာလျှင်၊ အာဂန္တာ-လာ၍၊ အာယသ္မတော-၏၊ အာရာမေ-၌၊ ဗိဝါဝိဟာရိ-ကို၊ ဝါ-ငှာ၊ နိသိန္နော-နေပါပြီ၊ ဣတိ-သို့၊ ဝဒေဟိ-ချေလော့၊ ဣတိ-သို့၊ အာမန္တေသိ-ပြီ။

၂၂။ တဂ္ဂ - တဂ္ဂဝ၊ ဧဝံ - သို့၊ ဝုတ္တေ - ပရိသတ်က ပြောဆိုအပ်သည် ရှိသော်၊ သော ပုရိသော-သည်၊ အော-အရှင်၊ ဧဝံ-ကောင်းလှပါပြီ၊ ဣတိ ခေါ-ဤသို့သာ၊ တဿာပရိသာယ-အား၊ ပဋိဿုတော-ရှေးရှုနားကောင်းပြီး၍၊ (တစ်နည်း)တဿာပရိသာယ-၏၊ ဝစနံ-ကို၊ ပဋိဿုတော-၍၊ (တစ်နည်း)တဿာ ပရိသာယ-ထိုပရိသတ်၏စကားကို၊ ပဋိဿုတော-၍၊ ယေနဋ္ဌာနေန-၌၊ တိန္ဒြက ခါဏုပရိဗ္ဗာဇကာရာမော-သည်၊ အတ္ထိ-၏၊ ယေနဋ္ဌာနေန-၌၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ အတ္ထိ-၏၊ တေနဋ္ဌာနေန-သို့၊ ဥပသင်္ကမိ-၏၊ ဥပသင်္ကမိတော-၍၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ ဧဝံဝစနံ-ကို၊ အဝေါ စ-ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ အာရုသောပါထိကပုတ္တ-ပုတ္တ၊ တံ-သည်၊ အဘိက္ကမ-လော၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ လိစ္ဆဝီ-တို့သည်၊ အဘိက္ကန္တာ-ကုန်ပြီ၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ ပြာဟ္မဏ မဟာ သာလာစ-တို့သည် လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ ဂဟပတိနေစယိကာစ- တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ နာနာတိတ္ထိယာ-ကုန်သော၊ သမဏဗြာဏာစ-တို့သည်လည်းကောင်း၊

အဘိက္ကန္တာ-ကုန်ပြီ၊ သမဏောပိဂေါတမော-သည်လည်း၊ အာယသ္မတော-၏၊ အာရာမေ-၌၊ ဒိဝါဝိဟာရိ-ကို၊ ဝါ-ငှာ၊ နိသိန္ဒော-ပြီ၊ အာရုသော ပါထိက ပုတ္တ-တ္ထ၊ တေ-သည်၊ ဝေသာလိယံ-၌၊ ပရိသတိ-၌၊ သောဝါစာ-ကို၊ ဘာသိတာ-ပြီ၊ ကိံ-သို့၊ ဘာသိတာ-နည်း၊ သမဏောပိ ဂေါတမော-သည်လည်း၊ ဉာဏဝါဒေါ-၏၊ အဟမ္မိ-သည်လည်း၊ ဉာဏဝါဒေါ-၏၊ ခေါပန-အားဖြင့်၊ ဉာဏဝါဒေါ-သော၊ သမဏောဂေါတမော-သည်၊ ဉာဏဝါဒေန-သော၊ မယာ-နှင့်၊ သဒ္ဓိံ-တံကံ၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပိဋိဟာရိယံ-ကို၊ ဒဿေတံ-ငှာ၊ အရဟတိ-၏၊ သမဏော ဂေါတမော-သည်၊ ဥပခုပထံ-သို့၊ အာဂစ္ဆေယျ-ရာ၏၊ အဟံမ္မိ - သည်လည်း၊ ဥပခုပထံ-သို့၊ ဂစ္ဆေယျံ-ရာ၏၊ ဥဘောပိ-ကုန်သော၊ တေမယံ-တို့သည်၊ တတ္ထတသ္မိံ သံမာဂတဋ္ဌာနေ-၌၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပိဋိဟာရိယံ-ကို၊ ကရေယျာမ-ကုန်ရာ၏၊ သမဏော ဂေါတမော-သည်၊ ကေ-သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပိဋိဟာရိယံ-ကို၊ စေကရိဿတိ-အံ၊ ဧဝံသတိ-သော်၊ အဟံ-သည်၊ ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပိဋိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-အံ၊ သမဏော ဂေါတမော-သည်၊ ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပိဋိဟာရိယာနိ-တို့ကို၊ စေကရိဿတိ-အံ၊ ဧဝံသတိ-သော်၊ အဟံ-သည်၊ စတ္တာရိ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပိဋိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-အံ၊ သမဏော ဂေါတမော-သည်၊ စတ္တာရိ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပိဋိဟာရိယာနိ-တို့ကို၊ စေကရိဿတိ-အံ၊ ဧဝံသတိ-သော်၊ အဟံ-သည်၊ အဋ္ဌ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပိဋိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-အံ၊ သမဏော ဂေါတမော-သည်၊ ဣဒ္ဓိ-သို့၊ ဝါ-ဖြင့်၊ ယာဝတကံ ယာဝတကံ-သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပိဋိဟာရိယံ-ကို၊ ကရိဿတိ-အံ၊ အဟံ-သည်၊ တဒ္ဓိဂုဏံ တဒ္ဓိဂုဏံ-သော၊ ဣဒ္ဓိပိဋိဟာရိယံ-ကို၊ ကရိဿာမိ-အံ၊ ဣတိ-သို့၊ ဘာသိတာ- ပြီ၊ အာရုသောပါထိကပုတ္တ-တ္ထ၊ တံ - သည်၊ ဥပခုပထံ- သို့၊ အဘိက္ကမဿေဝ + အဘိက္ကမဿုဇေ-လော၊ သမဏောဂေါတမော-သည်၊ သဗ္ဗပဌမံယေဝ - သာလျှင်၊ အာဂန္တုဒါရိ၊ အာယသ္မတော-၏၊ အာရာမေ-၌၊ ဒိဝါဝိဟာရိ-ကို၊ ဝါ-ငှာ၊ နိသိန္ဒော-ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘဂ္ဂဝ-ဝါ၊ ဧဝံ-သို့၊ ဝုတ္တေ-တမန် ယောကျ်ားက ပြောဆိုအပ်သည်ရှိသော်၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ အာရုသော-ငါ့ရှင်၊ အဟံ-သည်၊ အာယာမိ-လိုက်လာခဲ့ပေအံ၊ ဝါ-လာသွားစို့၊ အာရုသော - ငါ့ရှင်၊ အဟံ - သည်၊ အာယာမိ-လိုက်လာခဲ့ပေအံ၊ ဝါ-လာသွားစို့၊ ဣတိ-သို့၊ ဝတုဒါရိ၊ တတ္ထေဝတသ္မိံ ဧဝံ ပါသာဏေ - ထို ထိုင်နေရာဖြစ်သော ကျောက်ဖျာ၌သာလျှင်၊



သံသပုတိ-ကလေးသုတ်လည်း လူမမယ်သို့ အကယ်မထနိုင် အောက်သို့ယိုင်လျက်
 အားလှိုင်လှုပ်ရှား ထိုမှ ကျွဲမှ သွားဟန်ပြု၏။ ဝါ-တန်ခိုးစီရင် ကျောက်
 အပြင်၌ တင်ရိုးလှုပ်ရှား ထိုင်သောအားဖြင့် ထိုမှ ကျွဲမှ သွားဟန်ပြု၏။ အပိ-
 ထိုသို့ပင် ထခြင်းငှာ အားထုတ်ပါသော်လည်း။ အာသနာ - နေရာမှ၊
 ဝုဠာတုံ-ထခြင်းငှာ၊ န သက္ကောတိ-မစွမ်းနိုင်၊ ဘဂ္ဂဝ-ဝ၊ အထတသ္မိံ ကာလေ-
 နေရာမှထခြင်းငှာ မစွမ်းနိုင်ရာ ထိုအခါ၌၊ သော ပုရိသော-သည်၊ အစေလံ-
 သော၊ ပါထိကပုတ္တံ-ကို၊ ဧတံဝစနံ-ကို၊ အဝေါ စ-ပြီ၊ ကိံ-သို့၊ အဝေါ စ-
 နည်း၊ အာဝုသောပါထိကပုတ္တံ တွ၊ တေ-သင်၏၊ ပါဝဠာ-တင်ပါးရိုးတို့သည်၊
 ပိဋကသ္မိံ-ထိုင်နေရာဖြစ်သော အင်းပျဉ်၌၊ အလ္လိနကိံ-ငြိကပ် ကုန်သလော၊
 (သု-နှစ်လုံး၊ နာမ-နှစ်လုံး၊ တေ-တစ်လုံးတို့ကား နိပါတ်မျှ) ပိဋကံ-သည်၊
 တေ-၏၊ ပါဝဠာသု-တို့၌၊ အလ္လိနကိံ-ငြိကပ်လေသလော၊ (သု-သဒ္ဓါ၊ နာမ
 သဒ္ဓါကား နိပါတ်မျှသာ)၊ အာဝုသော-ငါ့ရှင်၊ တံ-သည်၊ အဟံ-သည်၊
 အာယာမိ-အံ၊ အာဝုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ ဣတိ-သို့၊
 ဝတုာ-၍၊ တတ္ထေဝ တသ္မိံ ဧဝပါသာဏေ-၌သာလျှင်၊ သံသပုတိ-၏၊ အပိ-
 သော်လည်း၊ အာသနာ-မှ၊ ဝုဠာတုံ-ငှာ၊ န သက္ကောတိ-နိုင်၊ ဣတိ-သို့၊
 အဝေါ စ-ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဧဝံ-သို့၊ ဝုစ္စမာနောပိ-ပြောဆိုပင် ပြောဆိုအပ်
 ပါသော်လည်း၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ အာဝုသော-ရှင်၊
 အဟံ-သည်၊ အာယာမိ-အံ၊ အာဝုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊
 ဣတိ-သို့၊ ဝတုာ-၍၊ တတ္ထေဝ တသ္မိံ ဧဝပါသာဏေ-၌သာလျှင်၊ သံသပုတိ-၏၊
 အပိ-သော်လည်း၊ အာသနာ-မှ၊ ဝုဠာတုံ-ငှာ၊ န သက္ကောတိ-နိုင်။

၂၃။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ယဒါ-အကြင်အခါ၌၊ သော ပုရိသော-သည်၊
 အညာသိ-သိပြီ၊ ကိံ-သို့၊ အညာသိ-နည်း၊ အစေလော-သော၊ အယ်ပါထိက
 ပုတ္တော-သည်၊ ပရာဘူတရူပေါ-ရှုံးသောသဘောရှိခဲ့၏၊ ဝါ-ချိုးမွမ်းဖွယ်ကြီး
 လာဘ်ယုတ်ပြီး၍ ပျက်စီးခြင်းသဘော ရှိခဲ့၏၊ အာဝုသော-ရှင်၊ အဟံ-သည်၊
 အာယာမိ-အံ၊ အာဝုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ ဣတိ-သို့၊
 ဝတုာ-၍၊ တတ္ထေဝ တသ္မိံ ဧဝပါသာဏေ-၌သာလျှင်၊ သံသပုတိ-၏၊ အပိ-
 သော်လည်း၊ အာသနာ-မှ၊ ဝုဠာတုံ-ငှာ၊ န သက္ကောတိ-နိုင်၊ ဣတိ-သို့၊
 အညာသိ-ပြီ၊ အထတသ္မိံ ကာလေ-သိရရာထိုအခါ၌၊ တံ ပရိသံ-ထိုပရိသတ်သို့၊
 အာဂန္နာ - ပြန်လာ၍၊ တဿာပရိသာယ-အား၊ (ဝိဘတ်ပြင် လိုက်စပ်သည်)
 ဧဝံ-သို့၊ အာရောစေသိ-ပြောဆိုပြီ၊ ကိံ-သို့၊ အာရောစေသိ-နည်း၊ ဘော-
 အံ့အဓိုင်းတို့၊ အစေလော-သော၊ အယ် ပါထိကပုတ္တော-သည်၊ ပရာဘူတ
 ရူပေါ-၏၊ အာဝုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ အာဝုသော-ရှင်၊
 အဟံ-သည်၊ အာယာမိ-အံ၊ ဣတိ-သို့၊ ဝတုာ-၍၊ တတ္ထေဝ တသ္မိံ ဧဝ

ပါသာဏေ-ဌိသာလျင်၊ သံသပ္ပတိ-၏၊ အပိ-သော်လည်း၊ အာသနာ-မှ၊ ဝုဋ္ဌာတံ-ငှာ၊ န သက္ကောတိ-နိုင်ပါ၊ ဣတိ-သို့၊ အာရောစေသိ-ပြီ၊ ဘဂ္ဂဝ-ဝ၊ ဧဝံ-သို့၊ ဝုတ္တေ-တမန်ယောကျ်ားက ပြောဆိုအပ်သည်ရှိသော်၊ အဟံ-သည်၊ တံပရိသံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-မိန့်တော်မူရပြန်ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ အာရသော-ဒါယကာတို့၊ အစေလော-သော၊ ပါထိက ပုတ္တော-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-မူ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-၍၊ မမ-၏၊ သမ္မုခိဘာဝံ-သို့၊ အာဂန္တု-ငှာ၊ အဘဗ္ဗော ခေါ-သည်သာ၊ အဿပါထိကပုတ္တဿ-အား၊ ဧဝံ-သည်၊ သစေပိအဿ-ငြားအံ့၊ ကိံ-သည်၊ အဿ - နည်း၊ အဟံ - သည်၊ တံဝါစံ - ကို၊ အပ္ပဟာယ - ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-၍၊ သမဏဿ ဂေါ တမဿ-၏၊ သမ္မုခိဘာဝံ-သို့၊ ဂစ္ဆေယျံ - အံ့၊ ဣတိဧဝံ-သည်၊ သစေပိ အဿ-အံ့၊ ဧဝံသတိပိ - သော်လည်း၊ တဿပါထိကပုတ္တဿ - ၏၊ မုဒ္ဒါပိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊ ဣတိ-သို့၊ အဝေါစံ-ပြန်ပြီ။

ပဌမဘာဏဝါရော-ပထမဘာဏဝါရသည်၊ ဝါ-ရှေးဦးသော တစ်ကြိမ် တစ်ခေါက် ရွတ်ဆိုလောက်သော ဝါရသည်၊ နိဋ္ဌိတော-ဆုံးခန်း တိုင်မြောက် ပြီးဆုံးခြင်းသို့ ရောက်ပြီ။

၂၄။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ ကာလေ - ငါတုရားက မိန့်တော်မူရာ ထိုအခါ၌၊ အညတရော-သော၊ လိစ္ဆဝိမဟာမတ္တော-လိစ္ဆဝိမင်းတို့၏အမတ်ကြီး သည်၊ အာသနာ - နေရာမှ၊ ဝုဋ္ဌာယ - ၍၊ တံပရိသံ - ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဘော-အရှင်တို့၊ အဟံ-သည်၊ တေနဟိ-တိုက်တုန်းပါ၏၊ ယာဝ-အကြင်မျှလောက်သော ကာလပတ်လုံး၊ အဟံ-သည်၊ ဂစ္ဆာမိ-သွားပါသေး၏၊ တာဝ - ထိုအကျွန်သွားရာ အခါတိုင် အောင်၊ တုဗ္ဗေ-တို့သည်၊ မုဟုတ္တံ-ဘစ်မုဟုတ်မျှ၊ ဝါ-တစ်ခဏမျှ၊ အာဂမေထ-စဉ်းငယ်အတန် သည်းခံကြပါကုန်ဦးလော့၊ ဝါ - ဆိုစဉ်းငုံကြပါကုန်ဦးလော့၊ အဟမ္မိ-အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ ဣမံပရိသံ-သို့၊ အာနေတု-ဆောင် ခြင်းငှာ၊ အပ္ပဝေနာမ သက္ကုဏေယျံ - အကယ်၍ စွမ်းနိုင်ငြားအံ့လည်း မသိ၊ ဝါ-စွမ်းမူလည်း စွမ်းနိုင်တန်ရာပါ၏၊ ဣတိ-သို့၊ အဝေါစ-ပြီ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထပစ္ဆာ-ပြောဆိုပြီးရာကာလမှ နောက်၌၊ သောလိစ္ဆဝိ မဟာမတ္တော-သည်၊ ယေနဌာနေန-၌၊ တိန္ဒြကခါဏုပရိဗ္ဗာဇကရာမော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတော-၍၊ ယေနဌာနေန-၌၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတော-၍၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ တေ

ဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ အာဝုသော ပါထိကပုတ္တ-
 ပုတ္တ၊ တံ-သည်၊ အဘိက္ကမ-လော၊ တေ-သင်၏၊ အဘိက္ကန္တံ-ရှေးရှုသွားခြင်း
 သည်၊ သေယျော-မြတ်ပါ၏၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ လိစ္ဆဝိ-
 တို့သည်၊ အဘိက္ကန္တာ-ကုန်ပြီ၊ အဘိညာတာ အဘိညာတာ-ကုန်သော၊ ပြာဟ္မဏ
 မဟာသာလာစ-တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်သော၊
 ဂဟပတိနေစယိကာဇ-တို့သည်လည်းကောင်း၊ အဘိညာတာ အဘိညာတာ-ကုန်
 သော၊ နာနာတိတ္ထိယာ-ကုန်သော၊ သမဏဗြာဟ္မဏာစ-တို့သည်လည်းကောင်း၊
 အဘိက္ကန္တာ-ကုန်ပြီ၊ သမဏောပိ ဂေါတမော-သည်လည်း၊ အာယသ္မတော-
 ၏၊ အာရာမေ-၌၊ ဒိဝါဝိဟာရံ-ကို၊ ဝါ-ငှာ၊ နိသိန္ဒော-ပြီ၊ အာဝုသော
 ပါထိကပုတ္တ-တ္ထ၊ တေ-သည်၊ ဝေသာလိယံ-၌၊ ပရိသတိ-၌၊ သောဝါစာ-ကို၊
 ဘာသိတာ-ပြီ၊ ကိံ-သို့၊ ဘာသိတာ-နည်း၊ သမဏောပိဂေါတမော-သည်
 လည်း၊ ဉာဏဝါဒေါ-၏၊ အဟမ္မိ-သည်လည်း၊ ဉာဏဝါဒေါ-၏၊ ခေါပန-
 အားဖြင့်၊ ဉာဏဝါဒေါ-သော၊ သမဏော ဂေါတမော-သည်၊ ဉာဏဝါဒေန-
 သော၊ မယာ-နှင့်၊ သဒ္ဓိံ-ကွ၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိ-
 ဟာရိယံ-ကို၊ ဒဿေတံ-ငှာ၊ အရဟတိ-၏၊ သမဏော ဂေါတမော-သည်၊
 ဥပစုပထံ-သို့၊ အဂစ္ဆေယျ-ရာ၏၊ အဟမ္မိ-သည်လည်း၊ ဥပစုပထံ-သို့၊
 ဂစ္ဆေယျ-ရာ၏၊ ဥဘောပိ-ကုန်သော၊ တေမယံ-တို့သည်၊ တတ္ထတသ္မိံ သမာဂတ-
 ဌာနေ-၌၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရေယျာမ-
 ကုန်ရာ၏၊ သမဏောဂေါတမော-သည်၊ ဧကံ-သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ စေကရိဿတိ-အံ၊ ဧဝံသတိ-သော်၊ အဟံ-
 သည်၊ ဒွေ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-
 တို့ကို၊ ကရိဿာမိ-အံ၊ သမဏောဂေါတမော-သည်၊ ဒွေ-ကုန်သော၊ မနုဿ-
 ဓမ္မာ ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ စေကရိဿတိ-အံ၊
 ဧဝံသတိ-သော်၊ အဟံ-သည်၊ စတ္တာရိ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-အံ၊ သမဏောဂေါတမော-
 သည်၊ စတ္တာရိ-ကုန်သော၊ မနုဿဓမ္မာ-ထက်၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊
 စေကရိဿတိ-အံ၊ ဧဝံသတိ-သော်၊ အဟံ-သည်၊ အဋ္ဌ-ကုန်သော၊ မနုဿ-
 ဓမ္မာ-ထက်၊ ဥတ္တရိ-ကုန်သော၊ ဣဒ္ဓိပါဠိဟာရိယာနိ-တို့ကို၊ ကရိဿာမိ-အံ၊
 သမဏောဂေါတမော-သည်၊ ဣတိ-သို့၊ ဝါ-ဖြင့်၊ ယာဝတကံ ယာဝတကံ-
 သော၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရိဿတိ-
 အံ၊ အဟံ-သည်၊ တဒ္ဓိဂုဏံ တဒ္ဓိဂုဏံ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရိဿာမိ-
 အံ၊ ဣတိ-သို့၊ ဘာသိတာ-ပြီ၊ အာဝုသောပါထိကပုတ္တ-တ္ထ၊ တံ-သည်၊ ဥပ-
 စုပထံ-သို့၊ အဘိက္ကမဿေဝ + အဘိက္ကမဿေဝ-လော၊ သမဏောဂေါတမော-
 သည်၊ သဗ္ဗပဋ္ဌမံယေဝ-သာလျှင်၊ အာဂန္တာ-၍၊ အာယသ္မတော-၏၊ အာရာမေ-

၌၊ ဒိဝါဝိဟာရ်-ကို၊ ဝါ-ဌာ၊ နိသိန္ဒော-ပြီ၊ အာရုသောပါထိကပုတ္တ-ပုတ္တ၊
သမဏေနဂေါတမေန-သည်၊ ပရိသတိ-၌၊ သောဝါစာ-ကို၊ ဘာသိတဒ-ပြီ၊
ကိ-သို့၊ ဘာသိတာ-နည်း၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊
တံဝါစ-ကို၊ အပ္ပဟာယ-၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-၍၊ တံဒိဋ္ဌိ-ကို၊ အပ္ပဋ္ဌိ-
နိဿဇ္ဇိတော-၍၊ မမ-၏၊ သမ္ပုဗ္ဗိဘာဝံ-သို့၊ အာဂန္တု-ဌာ၊ အဘဗ္ဗော-ခုံ၊
အယပါထိကပုတ္တယ-အား၊ ဧဝံ-သည်၊ သစေပိအယ-ဌားအံ၊ ကိ-သို့၊ အယ-
နည်း၊ အဟံ-သည်၊ တံဝါစ-ကို၊ အပ္ပဟာယ-၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-၍၊
တံဒိဋ္ဌိ-ကို၊ အပ္ပဋ္ဌိနိဿဇ္ဇိတော-၍၊ သမဏဿ ဂေါတမဿ-၏၊ သမ္ပုဗ္ဗိဘာဝံ-
သို့၊ ဂစ္ဆေယျ-အံ၊ ဣတိဧဝံ-သည်၊ သစေပိအယ-ဌားအံ၊ ဧဝံသတိပိ-သော
လည်း၊ တယပါထိကပုတ္တယ-၏၊ မုဒ္ဒါပိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊
ဣတိ-သို့၊ ဘာသိတာ-ပြီ၊ အာရုသောပါထိကပုတ္တ-ပုတ္တ၊ တံ-သည်၊ အဘိက္ကမ-
လော၊ တေ-၏၊ အဘိက္ကမနေနေဝ-ရှေးရှုလဒါခြင်းဖြင့်သာလျှင်၊ ဇယံ-အောင်
ခြင်းကို၊ မယံ-တို့သည်၊ ကရိယာမ-ကုန်အံ၊ သမဏဿ ဂေါတမဿ - ၏၊
ပရာဇယံ-ကို၊ ကရိယာမ-ကုန်အံ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘဂ္ဂဝ ဝ၊ ဧဝံ-
သို့၊ ဝုတ္တေ-လိစ္ဆဝိမင်းတို့၏အမတ်ကြီးက ပြောဆိုအပ်သည်ရှိသော်၊ အစေလော-
သော၊ ပါထိကပုတ္တော-သည်၊ အာရုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊
အာရုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ ဣတိ-သို့၊ ဝတော-၍၊ တတ္ထေဝ
တသ္မိံ ဧဝပါသာဏေ-၌သာလျှင်၊ သံသပ္ပတိ-၏၊ အပိ-သော်လည်း၊ အာသနာ-
မှ၊ ဝုဋ္ဌာတံ-ဌာ၊ နသက္ကောတိ-နိုင်၊ ဘဂ္ဂဝ-ဝံ၊ အထတသ္မိံ ကာလေ-၌၊ လိစ္ဆဝိ
မဟာမတ္တော-သည်၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ တေဝစနံ-ကို၊
အဝေါစ-ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ အာရုသောပါထိကပုတ္တ-ပုတ္တ၊ တေ-
၏၊ ပါဝဋ္ဌာ-တို့သည်၊ ပိဋကသ္မိံ-၌၊ အလ္လိနံ-ကိ-ကုန်သလော၊ ပိဋကံ-သည်၊
တေ-၏၊ ပါဝဋ္ဌာသု-တို့၌၊ အလ္လိနံ-ကိ-သလော၊ အာရုသော-ရှင်၊ အဟံ-
သည်၊ အာယာမိ-အံ၊ အာရုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ ဣတိ-
သို့၊ ဝတော-၍၊ တတ္ထေဝ တသ္မိံ ဧဝပါသာဏေ-၌သာလျှင်၊ သံသပ္ပတိ-၏၊
အပိ-သော်လည်း၊ အာသနာ-မှ၊ ဝုဋ္ဌာတံ-ဌာ၊ နသက္ကောသိ- နိုင်၊ ဣတိ-သို့၊
အဝေါစ-ပြီ၊ ဘဂ္ဂဝ-ဝ၊ ဧဝံ-သို့၊ ဝုဋ္ဌမာနောပိ-သော်လည်း၊ အစေလော-
သော၊ ပါထိကပုတ္တော-သည်၊ အာရုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊
အာရုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ ဣတိ-သို့၊ ဝတော-၍၊ တတ္ထေဝ
တသ္မိံ ဧဝပါသာဏေ-၌သာလျှင်၊ သံသပ္ပတိ-၏၊ အပိ-သော်လည်း၊ အာသနာ-
မှ၊ ဝုဋ္ဌာတံ-ဌာ၊ နသက္ကောတိ-နိုင်။



၂၅။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ယဒါ-၌၊ သောလိစ္ဆဝိမဟာမတ္တော-သည်၊ အညာ
သိ-ပြီ၊ ကိ-သို့၊ အညာသိ-နည်း၊ အစေလော-သော၊ အယံပါထိကပုတ္တော-

သင်္ဃါ ပရာဘူတဂ္ဂပေါ-၏၊ အာရုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊
 အာရုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ ဣတိ-သို့၊ ဝတုာ-၍၊ တတ္ထေဝ
 တသ္မိံ ဝေပါသာဏေ-၌သာလျှင်၊ သံသပ္ပတိ-၏၊ အပိ-သော်လည်း၊ အာသနာ-
 မှ၊ ဝုဠာတုံ-ငှာ၊ နသက္ကောတိ-နိုင်၊ ဣတိ-သို့၊ အညာသိ-ပြီ၊ အထ တသ္မိံ
 ကာလေ-၌၊ တံပရိသံ-သို့၊ အာဂန္ဓာ-၍၊ တဿာပရိသာယ-အား၊ ဝေ-သို့၊
 အာရောစေသိ- ပြီ၊ ကိံ-သို့၊ အာရောစေသိ-နည်း၊ ဘော-အံ၊ အချင်းတို့၊
 အစေလော-သော၊ အယံ ပါထိကပုတ္တော-သည်၊ ပရာဘူတဂ္ဂပေါ-၏၊ အာရု-
 သော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ အာရုသော-ရှင်၊ အဟံ-သည်၊ အာ-
 ယာမိ-အံ၊ ဣတိ-သို့၊ ဝတုာ-၍၊ တတ္ထေဝ တသ္မိံ ဝေပါသာဏေ-၌သာလျှင်၊
 သံသပ္ပတိ-၏၊ အပိ-သော်လည်း၊ အာသနာ-မှ၊ ဝုဠာတုံ-ငှာ၊ နသက္ကောတိ-
 နိုင်ပါ၊ ဣတိ-သို့၊ အာရောစေသိ-ပြီ၊ ဘဂ္ဂံ-ဝ၊ ဝေ-သို့၊ ဝုတ္တေ-သော်၊
 အဟံ-သည်၊ တံပရိသံ-ကို၊ ဧတံဝစနံ-ကို၊ အဝေါစံ-ပြန်ပြီ၊ ကိံ-သို့၊ အဝေါ
 စံ-နည်း၊ အာရုသော-တို့၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ တံ
 ဝေါစံ-ကို၊ အပ္ပဟာယ-မူ၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋ္ဌိ
 နိဿဇ္ဇိတုာ-၍၊ မမ-၏၊ သမ္မုခိဘာဝံ-သို့၊ အာဂန္ဓါ-ငှာ၊ အဘဗ္ဗော ခေါ-
 သည်သာ၊ အဿ ပါထိကပုတ္တဿ-အား၊ ဝေ-သည်၊ သစေပိ အဿ-ဌားအံ၊
 ကိံ-သည်၊ အဿ-နည်း၊ အဟံ-သည်၊ တံဝေါစံ-ကို၊ အပ္ပဟာယ-၍၊ တံစိတ္တံ-
 ကို၊ အပ္ပဟာယ-၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋ္ဌိနိဿဇ္ဇိတုာ-၍၊ သမဏဿ ဂေါတမဿ-
 ၏၊ သမ္မုခိဘာဝံ-သို့၊ ဂစ္ဆေယျံ-အံ၊ ဣတိဝေ-သည်၊ သစေပိ အဿ-အံ၊
 ဝေသတိပိ-သော်လည်း၊ တဿ ပါထိကပုတ္တဿ - ၏၊ မုဒ္ဒါပိ-သည်လည်း၊
 ဝိပဇေယျ-ရာ၏၊ အာယသ္မန္တာနံလိစ္ဆဝိနံ-အရှင်လိစ္ဆဝိမင်းတို့အား၊ ဝေ-သည်၊
 သစေပိ အဿ-အံ၊ ကိံ-သို့၊ အဿ-နည်း၊ မယံ-တို့သည်၊ အစေလံ-သော၊
 ပါထိကပုတ္တံ-ကို၊ ယာဟိ ဝရတ္တာဟိ-အကြင် ကြီးလွန်တို့ဖြင့်၊ ဗန္ဓိတုာ-ချည်ဖွဲ့
 ကြကုန်၍၊ ဂေါယုဂေဟိ-ပြည့်ဖြိုးကြွင်းထွား အားကြီးမားသော နွားကြီးတို့
 သည် ကအပ်သော အရာအထောက်မကသောထမ်းပိုးတို့ဖြင့်၊ အာဝိဇ္ဇေယျာမ-
 အာဝိအဇ္ဇေယျာမ-ဆွဲငင်ကြရကုန်တော့အံ၊ ဣတိ ဝေ-သည်၊ သစေပိ အဿ-
 ဌားအံ၊ ဝေသတိပိ-သော်လည်း၊ တာ ဝရတ္တာဝါ-တို့သည်သော်လည်း၊ ဆိဇ္ဇေ
 ယျံ-အပိုင်းအပိုင်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္တော ဝါ - သည်သော်လည်း၊
 ဆိဇ္ဇေယျ - ကိုယ်လုံးရစ်ပတ် ဖွဲ့ချည်ရာအရပ်၌ ပြတ်ခဲ့လေရာ၏၊ အစေလော-
 သော၊ ပါထိကပုတ္တော-သည်၊ တံဝေါစံ-ကို၊ အပ္ပဟာယ-၍၊ တံစိတ္တံ-ကို၊
 အပ္ပဟာယ-၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋ္ဌိနိဿဇ္ဇိတုာ-၍၊ မမ-၏၊ သမ္မုခိဘာဝံ-သို့၊
 အာဂန္ဓါ-ငှာ၊ အဘဗ္ဗော ပန-သည်သာ၊ အဿ ပါထိကပုတ္တဿ-အား၊ ဝေ-
 သည်၊ သစေပိ အဿ-ဌားအံ၊ ကိံ-သည်၊ အဿ-နည်း၊ အဟံ-သည်၊ တံ
 ဝေါစံ-ကို၊ အပ္ပဟာယ-၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋ္ဌိ

နိဿဇ္ဇိတော-၍၊ သမဏဿ ဂေါတမဿ-၏၊ သမ္ပုဒိတာဝံ-သို့၊ ဂစ္ဆေယျံ တော့
အံ၊ ဣတိဝေ-သည်၊ သစေပိ အဿ-ဌားအံ၊ ဝေသတိပိ-သော်လည်း၊ တဿ
ပါထိကပုတ္တဿ-၏၊ မုဒ္ဓါပိ - သော်လည်း၊ ဝိပတေယျ-ရာ၏၊ ဣတိ-သို့၊
အဝေါစ-ပြန်ပြီ။

၂၆။ ဘဂ္ဂဝ-ဝ၊ အထ တသ္မိံ ကာလေ-၌၊ ဇာလိယော-ဇာလိယ အမည်ရှိ
သော၊ ဒါရုပတ္တိကန္ဓေဝါသိ-သစ်သားသပိတ်ကိုဆောင်သော ပရိဗိုဇ်၏တပည့်
သည်၊ (တစ်နည်း) ဒါရုပတ္တိကန္ဓေဝါသိ - သစ်သား သပိတ်ကို ဆောင်သော
ပရိဗိုဇ်၏ တပည့်ဖြစ်သော၊ ဇာလိယော-သည်၊ အာသနာ-မှ၊ ဥဋ္ဌာယ-၍၊ တံ
ပရိသံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဘော-အရှင်
တို့၊ အဟံ-သည်၊ တေနဟိ-၏၊ ယာဝ-ပတ်လုံး၊ အဟံ-သည်၊ ဂစ္ဆာမိ-၏၊ တာဝ-
တိုင်အောင်၊ မဟုတ္တံ-မျှ၊ တုမေ-တို့သည်၊ အာဂမေထ-ကုန်ဦးလော့၊ အဟမ္ပိ-
သည်လည်း၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ ဣမံ ပရိသံ-သို့၊ အာနေတု-
ဌာ၊ အပေဝနာမသက္ကုဏေယျံ-မသိ၊ ဝါ-တန်ရာပါ၏၊ ဣတိ-သို့၊ အဝေါစ-

ပြီ။ ဘဂ္ဂဝ-ဝ၊ အထ ပစ္စာ-ပြောဆိုပြီးရာ ကာလမှ နောက်၌၊ ဇာလိယော-
သော၊ ဒါရုပတ္တိကန္ဓေဝါသိ-သည်၊ ယေန ဌာနေန-၌၊ တိန္ဒြကခါဏုပရိဗ္ဗာ
ဇကောရာမော-သည်၊ အတ္ထိ-၏၊ ယေနဌာနေန-၌၊ အစေလော-သော၊ ပါထိက
ပုတ္တော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသင်္ကမိ-၏၊ ဥပသင်္ကမိတော-
၍၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊
အဝေါစ-နည်း၊ အာဝုသော ပါထိကပုတ္တ-ပုတ္တ၊ တံ-သည်၊ အဘိက္ကမ-လော့၊
တေ-၏၊ အဘိက္ကန္တံ-သည်၊ သေယျော-၏၊ အဘိညာတာ အဘိညာတာ-
ကုန်သော၊ လိစ္ဆဝီ-တို့သည်၊ အဘိက္ကန္တာ - ပါကုန်ပြီ ။ပ။ (ပေယျာလကို
သိသာ ပေါ်လွင်လှပြီဖြစ်၍ မဖော်ခဲ့ပြီ၊ နောက်နောက်၌ ဖော်၍ မယောဇနာ
ခဲ့သော ပေယျာလများ ကိုလည်း ဤနည်းအတူ မှတ်ယူရမည်) သမဏောပိ
ဂေါတမော- သည်လည်း၊ အာယသ္မုတော-၏၊ အာရာမေ-၌၊ ဒိဝါဝိဟာရံ-
ကို၊ ဝါ-ဌာ၊ နိသိန္ဓေ-ခဲ့ပြီ၊ အာဝုသော ပါထိကပုတ္တ-ပုတ္တ၊ တေ-သည်၊
ဝေသာလိယံ-၌၊ ပရိသတိ-၌၊ သေဝ ဝါစာ-ကို၊ ဘာသိတာ-အပ်ပါပြီ၊ ကိံ-
သို့၊ ဘာသိတာ-နည်း၊ သမဏောပိ ဂေါတမော-သည်လည်း၊ ဉာဏ ဝေါ
ဒေါ-၏ ။ပ။ အဟံ-သည်၊ တဒ္ဓိဂုဏံ တဒ္ဓိဂုဏံ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊
ကရိယာမိ-အံ၊ ဣတိ-သို့၊ ဘာသိတာ-ပါပြီ၊ အာဝုသော ပါထိကပုတ္တ-ပုတ္တ၊
တံ-သည်၊ ဥပခုပထံ - သို့၊ အဘိက္ကမသေဝ = အဘိက္ကမသု ဇေ - ပါလော့၊
သမဏော ဂေါတမော-သည်၊ သဗ္ဗပဌမံယေဝ-သာလျှင်၊ အာဂန္ဓာ-၍၊ အာ
ယသ္မုတော-၏၊ အာရာမေ-၌၊ ဒိဝါ ဝိဟာရံ-ကို၊ ဝါ-ဌာ၊ နိသိန္ဓေ-ပြီ၊
အာဝုသောပါထိကပုတ္တ - တံ၊ သမဏေန ဂေါတမေန-သည်၊ ပရိသတိ-၌၊

သောဝါစာ-ကို၊ ဘာသိတာ-အပ်ပါပြီ၊ ကိ-သို့၊ ဘာသိတာ-နည်း၊ အစေ
 လော-သော၊ ပါထိကပုတ္တော-သည်၊ တံဝါစ-ကို၊ အပ္ပဟာယ ။ပ။ အထ
 ပါထိကပုတ္တော-အား၊ ဧဝံ-သည်၊ သဗ္ဗေပိအထ-ဌားအံ၊ ကိ-သည်၊ အထ-
 နည်း၊ အဟံ-သည်၊ တံဝါစ-ကို၊ အပ္ပဟာယ-မု၍ ။ပ။ သမ္မုဓိဘာဝံ-သို့၊
 ဂစ္ဆေယျ-တော့အံ၊ ဣတိဧဝံ-သည်၊ သဗ္ဗေပိ အထ-ဌားအံ၊ ဧဝံသတိပိ-
 သော်လည်း၊ တထာပါထိကပုတ္တော-၏၊ မုဒ္ဒါပိ-သည်လည်း၊ ဝိပတေယျ-
 ရာ၏၊ အာယသန္တာနံ လိစ္ဆဝိနံ-တို့အား၊ ဧဝံ-သည်၊ သဗ္ဗေပိအထ-အံ၊ ကိ-
 သည်၊ အထ-နည်း၊ မယံ-တို့သည်၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊
 ယဟိ ဝရတ္တာဟိ-တို့ဖြင့်၊ ဗန္ဓိတော-ကုန်၍၊ ဂေါယုဂေဟိ-တို့ဖြင့်၊ အာဝိဇ္ဇေ
 ယျာမ-အာဝိအဇ္ဈယျာမ-ကုန်တော့အံ၊ ဣတိဧဝံ-သည်၊ သဗ္ဗေပိအထ-အံ၊
 ဧဝံသတိပိ-သော်လည်း၊ တာ ဝရတ္တာဝါ-တို့သည်သော်လည်း၊ ဆိဇ္ဇေယျ-ကုန်
 ရာ၏၊ ပါထိကပုတ္တောဝါ-သည်သော်လည်း၊ ဆိဇ္ဇေယျ-ရာ၏၊ အစေလော-
 သော၊ ပါထိကပုတ္တော-သည်၊ တံဝါစ-ကို၊ အပ္ပဟာယ-မု၍ ။ပ။ သမ္မုဓိ
 ဘာဝံ-သို့၊ အာဂန္တု-ဌာ၊ အဘဗျော-ခံ၊ အထပါထိကပုတ္တော-အား၊ ဧဝံ-
 သည်၊ သဗ္ဗေပိအထ-ဌားအံ၊ ကိ-သည်၊ အထ-နည်း၊ အဟံ-သည်၊ တံဝါစ-
 ကို၊ အပ္ပဟာယ-မု၍ ။ပ။ သမဏထာ ဂေါတမထာ-၏၊ သမ္မုဓိဘာဝံ - သို့၊
 အာဂစ္ဆေယျ-အံ၊ ဣတိဧဝံ-သည်၊ သဗ္ဗေပိအထ-အံ၊ ဧဝံသတိပိ-သော်လည်း၊
 တထာပါထိကပုတ္တော-၏၊ မုဒ္ဒါပိ-သည်လည်း၊ ဝိပတေယျ-ရာ၏၊ ဣတိ-သို့၊
 ဘာသိတာ-ပြီ၊ အာရုသော ပါထိကပုတ္တ-ပုတ္တံ၊ တံ-သည်၊ အဘိက္ကမ-လော့၊
 တေ-၏၊ အဘိက္ကမနေနေဝ-ဖြင့်သာလျှင်၊ ဇယံ-ကို၊ ကရိယာမ-ပါကုန်အံ၊
 သမဏထာဂေါတမထာ-၏၊ ပရာဇယံ-ကို၊ ကရိယာမ-ပါကုန်အံ၊ ဣတိ-သို့၊
 အဝေါစ- ပြီ၊ ဘဂ္ဂဝ-ဝ၊ ဧဝံ-သို့၊ ဝုတ္တေ- ဇာလိယက ပြောဆိုအပ်သည်
 ရှိသော်၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ အာရုသော-ရှင်၊ အဟံ-
 သည်၊ အာယာမိ-ပေအံ၊ အာရုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊
 ဣတိ-သို့၊ ဝတော-၍၊ တတ္ထေဝတသ္မိံ ဧဝပါသာဏေ-၌သာလျှင်၊ သံသပ္ပတိ-၏၊
 အပိ-ပါသော်လည်း၊ အာသနာ - မှ၊ ဝုဋ္ဌာတံ - ဌာ၊ န သက္ကောတိ-နိုင်၊
 ဘဂ္ဂဝ-ဝ၊ အထတသ္မိံ ကာလေ-မစုမ်းနိုင်ရာ ထိုအခါ၌၊ ဇာလိယော-သော၊ ဒါရု
 ပတ္တိကန္တေဝါသိ-သည်၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ ဧတံစနံ-ကို၊
 အဝေါစ-ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ အာရုသော ပါထိကပုတ္တ-ထာ၊
 တေ-၏၊ ပါဝဋ္ဌာ-တို့သည်၊ ပိဋကသ္မိံ-၌၊ အလ္လိနာကိ-ကုန်သလော၊ ပိဋကံ-
 သည်၊ တေ-၏၊ ပါဝဋ္ဌာသု-တို့၌၊ အလ္လိနကိ-သလော၊ တံ-သည်၊ အာရု
 သော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ အာရုသော-ရှင်၊ အဟံ-သည်၊
 အာယာမိ-အံ၊ ဣတိ-သို့၊ ဝတော-၍၊ တတ္ထေဝတသ္မိံ ဧဝပါသာဏေ-၌သာလျှင်၊



သံသပ္ပတိ-၏၊ အပိ-သော်လည်း၊ အာသနာ-မှ၊ ဝုဋ္ဌာတုံ-ငှာ၊ န သက္ကောတိ-
နိုင်ခဲ့၊ ဣတိ-သို့၊ အဝေါ စ-ပြီ။

ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဧဝံ-သို့၊ ဝုစ္စမာနောပိ-ဇာလိယက ပြောဆိုပင် ပြောဆို
အပ်ပါသော်လည်း။ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ အာဝုသော-
ရှင်၊ အဟံ-သည်၊ အာယာမိ-အံ၊ အာဝုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-
အံ၊ ဣတိ-သို့၊ ဝတော - ရှိ၊ ထတ္ထေဝ တသ္မိံ-ဝေ ပါသာဏေ - ဌိသာလျှင်၊
သံသပ္ပတိ-၏၊ အပိ-သော်လည်း၊ အာသနာ-မှ၊ ဝုဋ္ဌာတုံ-ငှာ၊ န သက္ကောတိ၊
နိုင်ခဲ့၏။

၂၇။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ယဒါ-ဌိ၊ ဇာလိယော-သော၊ ဒါရူပတ္တိကန္တေဝါသိ-
သည်၊ အညာသိ-ပြီ၊ ကိံ-သို့၊ အညာသိ-နည်း၊ အစေလော-သော၊ အဟံ
ပါထိကပုတ္တော-သည်၊ ပရာဘူတရူပေါ-ခဲ့၏၊ အာဝုသော-ရှင်၊ အဟံ-သည်၊
အာယာမိ-၏။ ပ။ သံသပ္ပတိ-၏၊ အပိ-ပါသော်လည်း၊ အာသနာ-မှ၊ ဝုဋ္ဌာတုံ-
ငှာ၊ န သက္ကောတိ-ခဲ့၊ ဣတိ-သို့၊ အညာသိ-ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထတသ္မိံ
ကာလေ-သိရာထိုအခါ၌၊ နံပါထိကပုတ္တံ-ကို၊ ဧဝံစစနံ-ကို၊ အဝေါ စ-ပြီ၊
ကိံ-သို့၊ အဝေါစ-နည်း၊ အာဝုသော ပါထိကပုတ္တံ-တွ်၊ ဣဒ္ဓိ-ဤဆိုအပ်
လတ္တံ့သည်ကား၊ ဘူတပုဗ္ဗံ-ရှေး၌ဖြစ်ဖူးသော၊ ဝတ္ထု-ဝတ္ထုတည်း၊ ဝါ-
အကြောင်းတည်း၊ (တစ်နည်း) ဘူတပုဗ္ဗံ-သော၊ ဝတ္ထု-ကို၊ ဘာသိသာမိ-
မှတ်မှတ်သားသား သိထင်ရှားအောင် ပြောထားခဲ့ပေအံ့။

(တစ်နည်း) ဘူတပုဗ္ဗံ - ရှေးဖြစ်ဖူးသော အတိတ်အခါ၌၊ မိဂရညော-
သားတို့၏ မင်းဖြစ်သော၊ သီဟဿ-ခြင်္သေ့အား၊ ဝါ-ဘေးရန်တို့ကို လွှမ်းမိုး
တတ်သောမှင်ဆံရှိသော ခြင်္သေ့အား၊ ပါ - ဆန့်ကျင်ဘက်ဖြစ်သော ရန်သူ
တို့ကို နှိပ်စက်တတ်သော မှင်ဆံရှိသော ခြင်္သေ့အား၊ ဧဝံပရိဝိတက္ကနံ-သည်၊
အဟောသိ-ပြီ၊ ကိံ-သည်၊ အဟောသိ-နည်း၊ အဟံ-သည်၊ အညတရံ-
အမှတ်မသား တစ်ပါးပါးသော၊ ဝနသဏ္ဍံ - တောအုပ်ကို၊ နိဿာယ-မိ၍၊
အာသယံ-ရှေးရှုလာ၍ အိပ်ရာအရပ်ကို၊ ကပ္ပေယျံ-ပြုရပါမူကား၊ တကြတသ္မိံ
ဝနသဏ္ဍေ-ထိုတောအုပ်၌၊ အာသယံ-ကို၊ ကပ္ပေတော-ပြုပြီး၍၊ သာယန္တသမယံ-
နေ၏ နောက်ဆုံးဖြစ်သော အခါ၌၊ ဝါ-ညနေချမ်းအခါ၌၊ အာသယာ-မှ၊
နိက္ခမေယျံ၊ ထွက်ရပါမူကား၊ အာသယာ-မှ၊ နိက္ခမိတော-၍၊ ဝိဇမ္ဘေယျံ-
အထူးထူး အသွယ်သွယ် စံပယ်ရပါမူကား၊ ဝါ-ထိုမှဤမှ ကိုယ်ကိုဆန့်တန်း
ရပါမူကား၊ ဝိဇမ္ဘိတော-၍၊ သမန္တာ - ဝန်းကျင် ပတ်လည် ဖြစ်ကုန်သော၊
စတုဒ္ဓိသာ - လေးပါးသော အရပ်မျက်နှာတို့ကို၊ အနုဝိလောကေယျံ - အစဉ်
အတိုင်းလည်၍ ကြည့်ရှုရပါမူကား၊ သမန္တာ-ကုန်သော၊ စတုဒ္ဓိသာ-တို့ကို၊

အနုဝိလောကေတွာ-ပြီး၍၊ တိက္ခတ္တံ-သုံးကြိမ်၊ သီဟနာဒံ - ဘေးရန်တို့ကို
 လမ်းမီးတတ်သော မှင်ဆံ့ရှိသောခြင်္သေ့၏ ဟောက်သံကို၊ ဝါ-ဆန့်ကျင်ဘက်
 ဖြစ်သော ရန်သူတို့ကို နှိပ်စက်တတ်သော မှင်ဆံ့ရှိသော ခြင်္သေ့၏ ဟောက်
 သံကို၊ ဝါ-မကြောက်မရွံ့ ဟောက်အပ်သောအသံကို၊ နဒေယျံ-ဟောက်ရ
 ပါမူကား၊ တိက္ခတ္တံ-ကြိမ်၊ သီဟနာဒံ-ကို၊ နဒိတွာ-ပြီး၍၊ *ဂေါစရာယ-
 ထိုထိုအရပ်၊ ထိုထိုအရပ်မျက်နှာသို့သွား၍ စားအပ်သော အာဟာရအကျိုးငှာ၊
 ပက္ခမေယျံ-ဖဲသွားရပါမူကား၊ သောဇဟံ-သည်၊ ဝရံဝရံ-မြတ်သော မြတ်
 သော၊ ဝါ-အလွန်မြတ်သော၊ ဝါ-ဆူမြီးသော ဆူမြီးသော၊ မိဂသံသံ-
 ကောကျဲ၊ တောဝက် အစရှိသော သားအပေါင်းကို၊ ဝဓိတွာ-သတ်ဖြတ်၍၊
 မုဒုမံသာနိ မုဒုမံသာနိ-နှူးညံ့ပြေပြစ်ကုန်သောအသား၊ နှူးညံ့ပြေပြစ်ကုန်သော
 အသားတို့ကို၊ ဘက္ခယိတွာ-စား၍၊ တမေဝအာသယံ-သို့သာလျှင်၊ အဇ္ဈပေယျံ-
 ချဉ်းကပ်ရပါမူကား၊ ယန္တုန-ကောင်းလေစွ၊ ဝါ-ကောင်းလေရာ၏၊ ဣတိ
 ဧတံ ပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ။

အာဝုသော-ငါ့ရှင်မပါထိကပုတ္တ၊ အထပစ္ဆွာ-အကြံဖြစ်ပြီးရာကာလမှနောက်
 ဌံ၊ မိဂရာဇာ-သော၊ သောသိဟော-သည်၊ အညတရံ-သော၊ ဝနသဏ္ဍံ-
 ကို၊ နိဿာယ-၍၊ အာသယံ-ကို၊ ကပေသိ-ပြီ၊ တဏှတသ္မိံ ဝနသဏ္ဍေ-၌၊
 အာသယံ-ကို ကပေတွာ-ပြီး၍၊ သာယန္တသမယံ-၌၊ အာသယာ-မှ၊ နိက္ခမိ-ပြီ၊
 အာသယာ-မှ၊ နိက္ခမိတွာ-၍၊ ဝိဇ္ဇမိ-ပြီ၊ ဝိဇ္ဇမိတွာ-၍၊ သမန္တာ-ကုန်သော၊
 စတုဒ္ဓိသာ-တို့ကို၊ အနုဝိလောကေသိ-ပြီ၊ သမန္တာ-ကုန်သော၊ စတုဒ္ဓိသာ-တို့ကို၊
 အနုဝိလောကေတွာ-ပြီး၍၊ တိက္ခတ္တံ-ကြိမ်၊ သီဟနာဒံ-ကို၊ နဒိ-ပြီ၊ တိက္ခတ္တံ-
 ကြိမ်၊ သီဟနာဒံ-ကို၊ နဒိတွာ-၍၊ ဂေါစရာယ-ငှာ၊ ပက္ခမိ-ပြီ၊ သောသိဟော-
 သည်၊ ဝရံဝရံ-သော၊ မိဂသံသံ-ကို၊ ဝဓိတွာ-၍၊ မုဒုမံသာနိ မုဒုမံသာနိ-
 တို့ကို၊ ဘက္ခယိတွာ-၍၊ တမေဝအာသယံ-သို့သာလျှင်၊ အဇ္ဈပေသိ-ပြီ။

* ဗုတ်ချက်။ ။ အချို့သော နေရာ၌ ဂေါစရန္တိ ဧတ္ထာတိဂေါစရော - ရန္တံ အဘိဏ္ဍ
 စရဏဌာနံ-ဂေါစရော ဝိယာတိ ဂေါစရောဟု အဓိကရဏသာနေပြုပြီး
 နောက် ဥပမာတပွတ်ဆင့်၍ “နွားတို့၏ အမြဲမပြတ် သွားလာရာ မြက်တောစားကျက်
 နှင့်တူသော အမြဲမပြတ် သွားလာရာအရပ်ကို” ကောက်ယူရ၏။ အချို့သော အရာ၌
 ဂေါဝေါ ဣန္ဒြိယာနိ စရန္တိ ဧတ္ထာတိဂေါစရော၊ ရူပသဒ္ဓါဒယောဟု အဓိကရဏသာနေပြု၍
 “ခြောက်ပါးသော ဣန္ဒြိယတို့၏ ကျက်စားရာ ခြောက်ပါးသော အာရုံတို့ကို” ကောက်
 ယူရ၏။ ဤအရာ၌ကား တံတံဌာနံ ဂတိံ ဝရိတဗ္ဗော ဘက္ခိတဗ္ဗောတိ ဂေါစရော-
 သာသောဟု ကမ္မသာဓိပြု၍ ထိုထိုအရပ်သို့သွား၍ စားအပ်သော အစာအာဟာရကို
 ကောက်ယူရ၏။

ဂေါစရာယ ပက္ခမေယျန္တိ အာဟာရတ္ထာယ ပက္ခမေယျံ၊ ပါထိကသုတ် အဋ္ဌကထာ၊
 တတ္ထတတ္ထ တာသုတာသု ဒိသာသု ဂတိံ ဝရိတဗ္ဗတာယ ဘက္ခိတဗ္ဗတာယ ဂေါစရော၊
 သာသောတိ အာဟာ “ဂေါစရာယာတိ အာဟာရတ္ထာယာ” တိ၊ ၎င်းဦးကာစာရ-
 ဂတိတက္ကနေသု၊ သဒ္ဓနိတိ-စာတုမာဏာ။

၂၇။ အာဝုသော ပါထိကပုတ္တံ-တ္တံ၊ မိဂရညော-သော၊ တဿေဝသိဟဿ-
 ၏သာလျှင်၊ ဝိသာသသံဝဇော-ဖောက်ပြန်သော အစာဖြင့် ကြီးပွားရသော၊
 ဝါ-စားကြွင်းဖြင့် ကြီးပွားရသော၊ ဇရသိင်္ဂါလော-မြေခွေးအိုသည်၊ ဒိဇ္ဇော-
 စေတ-မာန်မူသည် လည်းကောင်း၊ ဗလဝါစ - အားရှိသည် လည်းကောင်း၊
 ဟောတိ-၏၊ အာဝုသော-ငါ့ရှင်ပါထိကပုတ္တံ၊ အထတသ္မိံ ကာလေ-မြေခွေးအို
 အထင်ကြီးရာ ထိုအခါ၌၊ တဿ ဇရသိင်္ဂါလဿ-အား၊ တေ ပရိဝိတက္ကနံ-
 သည်၊ အဟောသိ-ပြီ၊ ကိံ-သို့၊ အဟောသိ-နည်း၊ အဟံ-သည်၊ ကောစ-
 အဘယ်သူနည်း၊ မိဂရာဇာ-သော၊ သိဟော-သည်၊ ကော-အဘယ်သူနည်း၊
 ယန္တုန-အကယ်၍၊ အဟမ္ပိ-သည်လည်း၊ အညတရံ-သော၊ ဝနသဏ္ဍံ-ကို၊
 နိဿာယ-၍၊ အာသယံ-ကို၊ ကပ္ပေယျံ-မူကား၊ တတြတသ္မိံ ဝနသဏ္ဍေ-၌၊
 အာသယံ-ကို၊ ကပ္ပေတွာ-၍၊ သာယန္တသမယံ-၌၊ အာသယာ-မှ၊ နိက္ခမေယျံ-
 မူကား၊ အာသယာ-မှ၊ နိက္ခမိတွာ-၍၊ ဝိဇမ္ဘေယျံ-မူကား၊ ဝိဇမ္ဘိတွာ-၍၊
 သမန္တာ-ကုန်သော၊ စတုဒ္ဓိသာ-တို့ကို၊ အနုဝိလောကေယျံ-မူကား၊ သမန္တာ-
 ကုန်သော၊ စတုဒ္ဓိသာ-တို့ကို၊ အနုဝိလောကေတွာ-ပြီး၍၊ တိက္ခတ္ထု-ကြိမ်၊
 သိဟနာဒံ-ကို၊ နဒေယျံ-မူကား၊ တိက္ခတ္ထု-ကြိမ်၊ သိဟနာဒံ-ကို၊ နဒိတွာ-၍၊
 ဂေါစရာယ-ဌာ၊ ပက္ကမေယျံ-မူကား၊ သောအဟံ-သည်၊ ဝရံဝရံ-သော၊
 မိဂသံသံ-ကို၊ ဝဓိတွာ-ပြီး၍၊ မုဒုမံသာနိ မုဒုမံသာနိ-တို့ကို၊ ဘက္ခယိတွာ-ပြီး
 ၍၊ တမေဝအာသယံ-သို့သာလျှင်၊ အဇ္ဈုပေယျံ-မူကား၊ သာဓု-ကောင်းသည်၊
 အဿဝတ-ဖြစ်ရာလေစွတကား၊ ဣတိတေပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊
 အာဝုသော-တ္တံ၊ အထပစ္ဆာ-အကြံဖြစ်ပြီးရာ ကာလမှ နောက်၌၊ သောဇရ-
 သိင်္ဂါလော-သည်၊ အညတရံ-သော၊ ဝနသဏ္ဍံ-ကို၊ နိဿာယ-၍၊ အာသယံ-ကို၊
 ကပ္ပေသိ-ပြီ၊ တတြတသ္မိံ ဝနသဏ္ဍေ-၌၊ အာသယံ-ကို၊ ကပ္ပေတွာ-၍၊ သာယန္တ-
 သမယံ-၌၊ အာသယာ-မှ၊ နိက္ခမိ-ပြီ၊ အာသယာ-မှ၊ နိက္ခမိတွာ-၍၊ ဝိဇမ္ဘိ-
 ပြီ၊ ဝိဇမ္ဘိတွာ-၍၊ သမန္တာ-ကုန်သော၊ စတုဒ္ဓိသာ-တို့ကို၊ အနုဝိလောကေသိ-
 ပြီ၊ သမန္တာ-ကုန်သော၊ စတုဒ္ဓိသာ-တို့ကို၊ အနုဝိလောကေတွာ-ပြီး၍၊ အဟံ-
 သည်၊ တိက္ခတ္ထု-ကြိမ်၊ သိဟနာဒံ-ကို၊ နဒိဿာမိ-တော့အံ့၊ ဣတိမနသိကတွာ-
 ၍၊ သိင်္ဂါလကံယေဝ-မြေခွေးအူသံကိုသာလျှင်၊ ဝါ-တော့ခွေးအူသံကိုသာလျှင်၊
 ဝါ-ခွေးအူသံကိုသာလျှင်၊ အနဒိ-အူပြီ၊ ဘေဒဏ္ဍကံယေဝ-ဘေဒဏ္ဍအမည်
 ရှိသော ငှက်၏အသံနှင့်တူသော စိတ်ကိုမနှစ်သက်စေသော အသံကိုသာလျှင်၊
 အနဒိ-ပြီ၊ ကိံ-သို့၊ မနသိကတွာ-၍၊ အနဒိ-နည်း၊ ဆဝေ-ယုတ်ညံ့ အောက်
 ကျသော၊ သိင်္ဂါလေ-မြေခွေးသည်၊ ဝါ-မြေခွေး၏အသံသည်၊ ကေစ-အဘယ်
 နည်း၊ သိဟနာဒေ-ခြင်္သေ့မင်း၏ ဟောက်သံသည်၊ ကေပန-အဘယ်နည်း၊
 ဣတိမနသိကတွာ-၍၊ အနဒိ-ပြီ၊ အာဝုသောပါထိကပုတ္တံ-တ္တံ၊ ဝေမေဝခေါ-
 ပုံစံနှိုင်းယူ၍ အတူသာလျှင်၊ တံ-သည်၊ သုဂတာ ပဒါနေသု-မြတ်စွာဘုရားတို့

၏။ သတ္တဝါတို့၏ ခန္ဓာအစဉ်ကို ဖြုစင်စေကြောင်းဖြစ်သော သုံးပါးသော သိက္ခာတို့၌၊ ဇီဝိမာနော-အသက်မွေးရပါလျက်၊ သုဂတာတိရိတ္တာနိ-မြတ်စွာဘုရားမှ အပိုအလွန်ဖြစ်သော ဘောဇဉ်တို့ကို၊ ဝါ-မြတ်စွာဘုရား၏ အကြွင်းအကျန်ဖြစ်သောဘောဇဉ်တို့ကို၊ ဘုဉ္ဇမာနော-စားရပါလျက်၊ အရဟန္တာပုဇော်အထူးကို ခံတော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓေ-မဖောက်မပြန် ကိုယ်တော်တိုင်သာ ညေ ယျဇါးတန် တရားမှန်ကို ကော်သိမြင်တော်မူပြီးသော၊ တထာဂတေ-မြတ်စွာဘုရားကို၊ အာသာဒေတဗ္ဗိ-ထိပါးချုပ်ချယ်အပ်၏ဟူ၍၊ မညသိ-အောက်မေ့မှတ်ထင်ဘိ၏။ (ဤနည်းအလို တထာဂတေ အစရှိသောပုဒ်တို့၌ ကေဝုဇ်အနက်၌ ဒုတိယာဗဟုဝုဇ် ဝိဘတ်သက်သည်၊ ဝစနဝိပလ္လာသတည်း၊ အာသာဒေတဗ္ဗိကား အဖြောင့်ပင်)။

(တစ်နည်း) အရဟန္တာ-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓေ-ကုန်သော၊ တထာဂတေ-တို့ကို၊ အာသာဒေတဗ္ဗိ-ထိပါးချုပ်ချယ်အပ်ကုန်၏ဟူ၍၊ မညသိ-ဘိ၏။ (ဤနည်းအလို အာသာဒေတဗ္ဗိ ကား ဝစန ဝိပလ္လာသတည်း၊ ဗဟုဝုဇ်အနက်၌ ကေဝုဇ်သက်သည်၊ ရှေးပုဒ်များကား အဖြောင့်ပင်)။ ကိံ-သို့၊ မနသိကတူာ-၍၊ မညသိ-နည်း၊ ဆဝေ-ယုတ်မာသော၊ ပါထိကပုတ္တေ-သည်၊ ကေစ-နည်း၊ အရဟန္တာနိ-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနိ-ကုန်သော၊ တထာဂတာနိ-တို့ကို၊ အာသာဒနာ-ထိပါးချုပ်ချယ်ခြင်းသည်၊ ကာစ-နည်း၊ ဣတိ-သို့၊ မနသိကတူာ-၍၊ မညသိ-ဘိ၏၊ ဣတိ-သို့၊ အဝေ၂၀-ပြီ။

၂၉။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ယတော-အကြင်အခါ၌၊ ဇာလိယော-သော၊ ဒါရု-မတ္တိကန္တေဝါသိ - သည်၊ ဣမိနာဩပမ္မေန - ဤမြေခွေးဟူသောဥပမာဖြင့်၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ တမ္မာအာသနာ-ထိုထိုင်နေရာမှ၊ စာဝေတု-ရွေ့လျောစေခြင်းငှာ၊ နေဝအသက္ခိ-မစွမ်းနိုင်သည်သာ၊ အထတသ္မိံ-ကာလေ-မစွမ်းနိုင်ရာထိုအခါ၌၊ နံ ပါထိကပုတ္တံ-ကို၊ တေဝစနံ-ကို၊ အဝေ၂၀-ပြီ၊ ကိံ-သို့၊ အဝေ၂၀-နည်း။

ကောတ္ထု-ကြောက်ဖွယ်သဏ္ဍာန် ခွေးအသံကို ဆဲဟန်အူတတ်သောမြေခွေးသည်၊ အတ္တာနိ-မိမိကို၊ သိဟောတိ-သိတဟူ၍၊ ဝါ-သားတို့သေဌ်နှင်းခြသေ့မင်းဟူ၍၊ သမေက္ခိယာန-လဲ့လဲ့မှားမှား ခြသေ့နှင့်တူ၏ဟု ဆင်ခြင်စဉ်းစားပြီး၍၊ အဟံ-သည်၊ မိဂရာဇာ-သားတို့သေဌ်နှင်း ခြသေ့မင်းသည်၊ အသ္မိ-ဖြစ်၏၊ ဣတိ-သို့၊ အမညိ-အောက်မေ့မှတ်ဆင်ပြီ၊ ဣတိ-သို့၊ မညိတူာ-အောက်မေ့မှတ်ထင်ပြီး၍၊ အဟံ-သည်၊ သိဟနာဒံ-ခြသေ့မင်း၏ဟောကံသံကို၊ နဒိဿာမိ-ဟောက်ရတော့အံ့၊ ဣတိမနသိကတူာ-၍၊ နဒန္တောပိ-ဟောက်ပင် ဟောက်ပါသော်လည်း၊ ပုဗ္ဗေ-ရှေးမဆူပြီးသော မြေခွေးဖြစ်စဉ်အခါ၌၊ သိဂါလကံ-မြေ

ခွေးသံကို၊ ဝါ-တောခွေးသံကို၊ ဝါ-ခွေးအသံကို၊ နဒတိယထာ-အူသကဲ့သို့၊ တထေဝ-ထို့ အတူသာလျှင်၊ သောကောတ္ထု-သည်၊ ဣဒ္ဓိနိပိ-အထင်ကြီးရာ ဤ အခါ၌လည်း၊ သိင်္ဂါလကံ-ကို၊ အနဒိ-အူပြီ၊ ကိ-သို့၊ မနသိကတော-၍၊ အနဒိ-နည်း၊ ဆဝေ-သော၊ သိင်္ဂါလေ-သည်၊ ကေစ-နည်း၊ သိဟနာဒေ-သည်၊ ကေပန-နည်း၊ ဣတိမနသိကတော-၍၊ အနဒိ-ပြီ၊ (ပါဠိတော်ဂါထာ၌ တိုက်ရိုက်မလာသောပါဠိများကား ပေါ်လွင်ပြေပြစ်စေခြင်းအကျိုးငှာ ထည့်၍ ယောဇနာအပ်သောပါဠိများတည်း)။

အာဝုသော ပါထိကပုတ္တ-တ္ထ၊ ဝေမေဝခေါ-သာလျှင်၊ တံ-သည်၊ သုဂတာ-ပဒါနေသု-တို့၌၊ ဇီမာနော-ပါလျက်၊ သုဂတာတိရိတ္တာနိ-တို့ကို၊ ဘုဇ္ဇမာ-နော-ပါလျက်၊ အရဟန္တေ-သော၊ သမ္မာသမ္ဗုဒ္ဓေ-သော၊ တထာဂတေ-ကို၊ အာသာဒေတဗ္ဗံ-ဟူ၍၊ မညသိ-ဘိ၏။

(တစ်နည်း) အရဟန္တေ-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓေ-ကုန်သော၊ တထာ-ဂတေ-တို့ကို၊ အာသာဒေတဗ္ဗံ-အပ်ကုန်၏ဟူ၍၊ မညသိ-ဘိ၏၊ ကိ-သို့၊ မနသိ-ကတော-၍၊ မညသိ-နည်း၊ ဆဝေ-ယုတ်ညံ့အောက်ကျသော၊ ပါထိကပုတ္တေ-သည်၊ ကေစ-နည်း၊ အရဟန္တာနိ-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနိ-ကုန်သော၊ တထာဂတာနိ-တို့ကို၊ အာသာဒေနာ-သည်၊ ကာစ-နည်း၊ ဣတိ-သို့၊ မနသိ-ကတော-၍၊ မညသိ-ဘိ၏၊ ဣတိ-သို့၊ အဝေါစ-ပြီ။

၃၀။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ယတော-၌၊ ဒါရုပတ္တိကန္တေဝါသိ-သော၊ ဇာလိ-ယော-သည်၊ ဣမိနာပိ ဩပမေန-ဤမြေခွေးဟူသောဥပမာဖြင့်လည်း၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ တမ္မာအာသနာ-မှ၊ စာဝေတုံ-ငှာ၊ နေဝအသက္ခိ-သည်သာ၊ အထတသ္မိံ ကာလေ-မစွမ်းနိုင်ရာ ထိုအခါ၌၊ နိပါထိကပုတ္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြန်ပြီ၊ ကိ-သို့၊ အဝေါစ-နည်း။

☞ ယာဝ-အကြင်မျှလောက်သော ကာလပတ်လုံး၊ ကောတ္ထု-ကြောက်ဖွယ် သဏ္ဍာန် ခွေးအသံဖြင့် ဆဲဟန် အူတတ်သော မြေခွေးသည်၊ အညံ-မိမိမှတစ်ပါး သော၊ အနုစကံမနံ-မိမိအတူ သွားလာမှုကို ပြုပြင်တတ်သော၊ အတ္တာနံ-မိမိကို၊ ဝှု-မိမိအရိပ်ကို၊ ဝိသာသေ-စားကြွင်းရှိရာရေခေါင်း၌၊ ဝါ-သောက်ကြွင်းရှိရာ ရေခေါင်း၌၊ သမေက္ခိယ-ပသာဒစက္ခု ထင်မြင်မှုဖြင့် ကြည့်ရှုပြီး၍၊ အတ္တာနံ-ကို၊ နပဿတိ-နည်းမှန်လမ်းမှန် ခွေးဖြစ်ဟန်ကို ကေန်မမြင်မိသေး၊ တာဝ-နည်းမှန်လမ်းမှန် ခွေးဖြစ်ဟန်ကို ကေန် မမြင်မိသေးသမျှ ကာလပတ်လုံး၊ ဗျဇ္ဇောတိ-ဟူ၍၊ ဝါ-ထိုထိုသတ္တဝါ ပေါင်းများစွာကို မညာသတ်ဖြတ် ကိုက် စားတတ်သော ခြင်္သေ့ကြီးဟူ၍၊ ဝါ-ခြင်္သေ့အလား ပြည့်ပြီး ကြိုင်းထွားသည့် ကျားကြီးဟူ၍၊ ဝါ-ထူးထူးပြားပြား သတ္တဝါများကို သနားမဲ့ဖက် ကိုယ့်

လက်နက်ဖြင့် နှိပ်စက်ညှဉ်းဆဲတတ်သော ကျားကြီးဟူ၍၊ မညတိ-အောက်မေ့
 မှတ်ထင်၏၊ ဣတိ-သို့၊ မညိတော-ပြီး၍၊ အဟံ-သည်၊ သီဟနာဒံ-ကို၊
 နဒိဿာမိ-တော့အံ့၊ ဣတိမနသိကတော-၍၊ နဒန္တောပိ-ပါသော်လည်း၊ ပုဗ္ဗေ-
 ဌံ၊ သိင်္ဂါလကံ-ကို၊ နဒတိယထာ-သို့၊ တထေဝ-သာလျှင်၊ ဧသာကောတ္ထု-
 သည်၊ ဣဒါနိပိ-၌လည်း၊ သိင်္ဂါလကံ-ကို၊ အနဒိ-ပြီ၊ ကိံ-သို့၊ မနသိကတော-
 ၍၊ အနဒိ-နည်း၊ ဆဝေ-သော၊ သိင်္ဂါလေ-သည်၊ ကေစ-နည်း၊ သီဟနာဒေ-
 သည်၊ ကေပန-နည်း၊ ဣတိမနသိကတော-၍၊ အနဒိ-ပြီ။

အာဝုသော ပါထိကပုတ္တ- ထွ၊ ဧဝမေဝခေါ- သာလျှင်၊ တံ- သည်၊
 သုဂတာပဒါနေသု- တို့၌၊ ဇီဝမာနော-ပါလျက်၊ သုဂတာတ်ရိတ္တာနိ-တို့ကို၊
 ဘူမာဒနာ-လျက်၊ အရဟန္တေ-သော၊ သမ္မာသမ္ဗုဒ္ဓေ-သော၊ တထာဂတေ-
 ကို၊ အာသာဒေတဗ္ဗိ-အပ်၏ဟူ၍၊ မညသိ-ဘိ၏၊ ကိံ-သို့၊ မနသိကတော-၍၊
 မညသိ-နည်း၊ ဆဝေ-သော၊ ပါထိကပုတ္တေ-သည်၊ ကေစ-နည်း၊ အရဟန္တာနံ-
 ကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနိ-ကုန်သော၊ တထာဂတာနံ-တို့ကို၊ အာသာဒနာ-
 သည်၊ ကာစ-နည်း၊ ဣတိမနသိကတော-၍၊ မညသိ-၏၊ ဣတိ-သို့၊ အဝေါစ-
 ပြန်ပြီ။

၃၁။ ဘဂ္ဂဝ - ဘဂ္ဂဝ၊ ယတော - ၌၊ ဇာလိယော - သော၊ ဒါရူပတ္တိ
 ကန္တေဝါယိ-သည်၊ ဣမိနာပိဩပမ္ပေန-ဖြင့်လည်း၊ အစေလံ-သော၊ ပါထိက
 ပုတ္တံ-ကို၊ တမ္မာအာသနာ-မှ၊ စာဝေတံ-ငှာ၊ နေစအသက္ခိ-သည်သာ၊ အထ
 တသ္မိံ ကာလေ-၌၊ နံပါထိကပုတ္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊
 အဝေါစ-နည်း။

* ဘိဂ္ဂေ စ - ရေ၌ကျက်စား တွင်းအောင်း ဖား တို့ကို လည်းကောင်း၊
 ခလမူသိကာယော စ-တလင်းထက်ဖျား မြဲကျက်စားသည့် ကြွက်သတ္တဝါများ

* မှတ်ချက်။ ။ ဤဂါထာတို့တွင် ဘုတောန ဘိဂ္ဂေ-ဟူသောပါဠိ၌ ဘိဂ္ဂံသဒ္ဓါကို-မဏ္ဍ။
 ကော ဒဒ္ဓုရော ဘေကော-ဟူသော ဘူကဏ္ဍ ပါတာလဝဂ် အဘိဓာန်၌
 တိုက်ရိုက်ပပါသော်လည်း ဘုတောန ဘိဂ္ဂေတိအာဝါဂ္ဂ မဏ္ဍ။ကေ ခါဒိတွာ ဟု ဤ
 ပါထိကဝဂ် အဋ္ဌကထာဖွင့်သောကြောင့် လည်းကောင်း၊ တုဇ္ဇဘိဂ္ဂေနာတိ တေမယံ
 အဇ္ဈမစ္ဆေ အလဘန္တာ မဏ္ဍ။ကမတ္တေန ယာပေမဟု အဋ္ဌကနိပါတ် အဋ္ဌသဒ္ဓဇာတ်
 အဋ္ဌကထာ ဖွင့်သောကြောင့် လည်းကောင်း မဏ္ဍ။ကပရိယာယံ “ဖား” ဟော ဟူ၍
 သာမှတ်ယူရမည်။ ခလမူသိကာယော ဟူသော ပါဠိအရာ၌လည်း ခလမူသိကာယော
 တိ ခလေသုမူသိကာယောစ ခါဒိတွာဟု ဒန္တဇလနှင့် အဋ္ဌကထာ ဖွင့်သောကြောင့်
 လည်းကောင်း၊ ခလောစညေကရဏံ ဟု ဘူကဏ္ဍစတုဗ္ဗဏ္ဍဝေဿဝဂ်၊ အဘိဓာန်၌
 ဒန္တဇလနှင့် ရှိသောကြောင့် လည်းကောင်း။ ခလ-သဒ္ဓိနနေ ခလန္တိ ဝိဟိဋ္ဌပနောကာသ
 ဘူတံ ဘူမိမဏ္ဍလံ၊ တဗ္ဗိ ခလန္တိသဒ္ဓိနန္တိ ရာသိံ ကရောန္တိ ဣဝညာနိတိခလန္တိ ဝုစ္စတိ
 ဟု ဓာတုမာလာသဒ္ဓိနိတိ၌ ဒန္တဇလနှင့် ဆိုသောကြောင့်လည်းကောင်း၊ ‘မုဒ္ဓဇေနှင့်
 ရှိသောပါဠိကား ပါဠိဖျက်တည်း။

တို့ကို လည်းကောင်း၊ ကဋ္ဌသီသု-သင်္ချိုင်းတို့၌၊ ခိတ္တာနိ- ပစ် ချ ထားအပ်
 ကုန်သော၊ ကောဏပါနိ စ-သုသေကောင်ပုပ်တို့ကို လည်းကောင်း၊ ဘုတုာန-
 စားပြီး၍၊ သုညဝနေ-သတ္တဝါတို့မှ ကင်းဆိတ်သောတောဟု ဆိုအပ်သော၊
 မဟာဝနေ-ကြီးစွာသောတော၌၊ ဝိဝဇော-ကြီးပွားရသော၊ ကောတ္ထု-သည်၊
 အဟံ-သည်၊ မိဂရဇာ-သားတို့ သေဌ်နှင်းခြင်သေ့မင်းသည်၊ အသ္မိ- ဖြစ်၏၊
 ဣတိ-သို့၊ အမညိ-ပြီ၊ ဣတိ-သို့၊ မညိတုာ-ပြီး၍၊ အဟံ-သည်၊ သီဟနာဒံ-ကို၊
 နဒိဿာမိ-တော့အံ့၊ ဣတိ မနသိကတုာ-၍၊ နဒန္တောပိ-ပါသော်လည်း၊
 ပုဗ္ဗေ-၌၊ သင်္ဂါလကံ-ကို၊ နဒတိယထာ - သို့၊ တထေဝ - သာလျှင်၊ သော
 ကောတ္ထု-သည်၊ ဣဒါနိပိ-၌လည်း၊ သင်္ဂါလကံ-ကို၊ အနဒိ-ပြီ၊ ကိ-သို့၊
 မနသိကတုာ-၍၊ အနဒိ-နည်း၊ ဆဝေ-သော၊ သင်္ဂါလေ-သည်၊ ကေစ-နည်း၊
 သီဟနာဒေ-သည်၊ ကေပန-နည်း၊ ဣတိမနသိကတုာ-၍၊ အနဒိ-ပြီ။

အာဝုသော ပါထိကပုတ္တ-တ္တ၊ ဧဝ မေဝ ခေါ-သာလျှင်၊ တံ-သည်၊
 သုဂတာပဒါနေသု - တို့၌၊ ဇီဝမာနော-လျက်၊ သုဂတာတိရိတ္တာနိ-တို့ကို၊
 ဘုဗ္ဗမာနော - ပါလျက်၊ အရဟန္တေ-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓေ - ကုန်သော၊
 တထာဂတေ-တို့ကို၊ အာသာဒေတဗ္ဗိ-အပ်ကုန်၏ဟူ၍၊ မညသိ-ဘိ၏၊ ကိ-သို့၊
 မနသိကတုာ-၍၊ မညသိ-နည်း၊ ဆဝေ-သော၊ ပါထိကပုတ္တေ-သည်၊ ကေစ-
 နည်း၊ အရဟန္တာနိ-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနိ-ကုန်သော၊ တထာဂတာနိ-
 တို့ကို၊ အာသာဒနာ-သည်၊ ကာစ-နည်း၊ ဣတိ မနသိကတုာ-၍၊ မညသိ-၏၊
 ဣတိ-သို့၊ အဝေဝါစ-ပြန်ပြီ။

၃၂။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ယတော-၌၊ ဇာလိယော-သော၊ ဒါရုပတ္တိကန္တေ
 ဝါသိ-သည်၊ ဣမိနာပိဩပမ္မေန-ဖြင့်လည်း၊ အစေလံ-သော၊ ပါထိကပုတ္တိ-
 ကို၊ တမ္ပာအာသနာ-မှ၊ စာဝေတံ-ငှာ၊ နေဝအသက္ခိ-သည်သာ၊ အထတသ္မိ-
 ကာလေ-မစွမ်းနိုင်ရာ ထိုအခါ၌၊ တံပရိသံ-သို့၊ အာဂန္တာ-၍၊ တဿာ ပရိ
 သာယ-အား၊ ဧဝံ-သို့၊ အာရောစေသိ-ပြီ၊ ကိ-သို့၊ အာရောစေသိ-နည်း၊
 တော-တို့၊ အစေလော-သော၊ ပါထိကပုတ္တော-သည်၊ ပရာဘူတဗ္ဗပေါ-၏၊
 အာဝုသော-ရှင်၊ အဟံ-သည်၊ အာယာမိ-အံ့၊ အာဝုသော-အရှင်၊ အဟံ-
 သည်၊ အာယာမိ-အံ့၊ ဣတိ-သို့၊ ဝတုာ-၍၊ တတ္ထေဝတသ္မိ-ဝေ ပါသာဏေ-
 ၌သာလျှင်၊ သံသပ္ပတိ-၏၊ အပိ-ပါသော်လည်း၊ အာသနာ-မှ၊ ဝုဋ္ဌာတံ-
 ငှာ၊ န သက္ကောတိ-ခဲ၊ ဣတိဧဝံ-သို့၊ အာရောစေသိ-ပြီ။

၃၃။ ဘဂ္ဂဝ - ဘဂ္ဂဝ၊ ဧဝံ-သို့၊ ဝုတ္တေ-ဇာလိယက ပြောဆိုအပ်သည်
 ရှိသော်၊ အဟံ-သည်၊ တံပရိသံ-ကို၊ ဧဝံဝစနံ-ကို၊ အဝေဝါစ-မိန့်တော်မူရပြန်ပြီ။

ကိံ-သို့၊ အဝေ၀ါစံ-နည်း၊ အာဝုသော-ဒါယကာတို့၊ အစေလော-သော၊ ပါထိ
 ကပုတ္တော-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-၍၊ တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊
 တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-၍၊ မမ-၏၊ သမ္မုခိဘာဝံ-သို့၊ အာဂန္တု-ငှာ၊
 အဘဗ္ဗောခေါ-ခဲသည်သာ၊ အဿပါထိကပုတ္တဿ-အား၊ ဧဝံ-သည်၊ သစေပိ
 အဿ-အံ၊ ကိံ-သည်၊ အဿ-နည်း၊ အဟံ-သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ-၍၊
 တံစိတ္တံ-ကို၊ အပ္ပဟာယ-၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-မူ၍၊ သမဏဿ
 ဂေါတမဿ-၏၊ သမ္မုခိဘာဝံ-သို့၊ ဂစ္ဆေယျံ - တော့အံ၊ ဣတိဧဝံ-သည်၊
 သစေပိအဿ-အံ၊ ဧဝံသတိပိ-သော်လည်း၊ တဿပါထိကပုတ္တဿ-၏၊ မုဒ္ဒါပိ-
 သည်လည်း၊ ဝိပတေယျ-ရာ၏၊ အာယသ္မန္တာနံ လိစ္ဆဝိနံ-တို့အား၊ ဧဝံ-သည်၊
 သစေပိအဿ-အံ၊ ကိံ-သည်၊ အဿ-နည်း၊ မယံ တို့သည်၊ အစေလံ-သော၊
 ပါထိကပုတ္တံ-ကို၊ ယာဟိ ဝရတ္တာဟိ-တို့ဖြင့်၊ ဗန္ဓိတော-ကုန်၍၊ *နာဂေဟိ-
 အားအင်ခိုင်ဖြီး ဆင်ပြောင်ကြီးတို့ဖြင့်၊ အာဝိဇ္ဇေယျာမ-အာဝိအဇ္ဇေယျာမ-
 ကုန်တော့အံ၊ ဣတိဧဝံ-သည်၊ သစေပိအဿ-အံ၊ ဧဝံ-သတိပိ-လည်း၊ တာဝ
 ရတ္တာဝါ-တို့သည်သော်လည်း၊ ဆိဇ္ဇေယျ-ကုန်တု၏၊ ပါထိကပုတ္တောဝါ-
 သည်သော်လည်း၊ ဆိဇ္ဇေယျ-ရာ၏၊ ပန-စင်စစ်ကေန အမှန်မှာမူကား၊ အစေ
 လော-သော၊ ပါထိကပုတ္တော - သည်၊ တံဝါစံ-ကို၊ အပ္ပဟာယ- မူ၍။
 တံစိတ္တံ-ကို၊ အပ္ပဟာယ-မူ၍၊ တံဒိဋ္ဌိံ-ကို၊ အပ္ပဋိနိဿဇ္ဇိတော-၍၊ မမ-၏၊
 သမ္မုခိဘာဝံ-သို့၊ အာဂန္တု-ငှာ၊ အဘဗ္ဗော-ခဲ၊ အဿပါထိကပုတ္တဿ-အား၊
 ဧဝံ-သည်၊ သစေပိအဿ - အံ၊ ကိံ-သည်၊ အဿ - နည်း၊ အဟံ - သည်၊
 တံဝါစံ-ကို၊ အပ္ပဟာယ-မူ၍။ ပ။ အပ္ပဋိနိဿဇ္ဇိတော-မူ၍၊ သမဏဿဂေါတမဿ-
 ၏၊ သမ္မုခိဘာဝံ-သို့၊ ဂစ္ဆေယျံ - ရတော့အံ၊ ဣတိဧဝံ - သည်၊ သစေပိ
 အဿ-အံ၊ ဧဝံသတိပိ-သော်လည်း၊ အဿပါထိကပုတ္တဿ - ၏၊ မုဒ္ဒါပိ-
 သည်လည်း၊ ဝိပတေယျ-လရာ၏၊ ဣတိ-သို့၊ အဝေ၀ါစံ-မူရပြန်ပြီ။

၃၄။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထ ပစ္စာ - မိန့်တော်မူပြီးရာ ကာလမှ နောက်၌၊
 အဟံ-သည်၊ တံပရိသံ-ကို၊ ဓမ္မိယာ-တရားရှိသော၊ ဝါ-တရား၌ ယှဉ်သော၊
 ဝါ-တရားအား လျော်သော၊ ကထာယ-စကားဖြင့်၊ သန္ဓေသေသိ-ပစ္စုပ္ပန်
 သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာ ရှုမြင်စေတော်မူပြီ၊ ဝါ-ပစ္စုပ္ပန် သံသရာ
 ကျိုးနှစ်ဖြာကို ကောင်းစွာ ပြတော်မူပြီ၊ သမာဒပေသိ - ကုသိုလ်တရားတို့ကို
 ကောင်းစွာ ယူစေတော်မူပြီ၊ ဝါ-ကုသိုလ်တရားတို့၌ ဆောက်တည် စေတော်
 မူပြီ၊ သမုတ္တေဇေသိ - ကုသိုလ်တရားတို့၌ ကောင်းစွာ ထက်သန်စေတော်မူပြီ၊
 သမ္မဟံသေသိ - ဥဿာဟအထူး ဂုဏ်ကျေးဇူးဖြင့် ကောင်းစွာ အပြားအားဖြင့်

* ဗုဒ္ဓိဗျာဓိ။ ။ ဤအရာ၌ ပါဠိတော်ပူတို့၌ ဂေါယဂေဟိဟု ပါဠိအချို့ရှိကြ၏။ နာဂေ
 ဟိဟုရှိမှ နာဂေဟိတိဟတ္ထိဟိဟူသော အဋ္ဌကထာပါဠိနှင့်ညီမည်။

ရှင်မြူးအားတက်စေတော်မူပြီ၊ တံပရိသံ-ကို၊ ဓမ္မိယာ-သော၊ ကထာယ-ဖြင့်၊ သန္ဓုဿတော-ပြီး၍၊ သမာဒပေတော-၍၊ သမုတ္တေဇေတော-၍၊ သမုဟံသေတော-၍၊ မဟာဗန္ဓုနာ - ကြီးစွာသော ကိလေသာတည်းဟူသော အနှောင်အဖွဲ့မှ၊ ဝါ-ကြီးစွာသော တဏှာတည်းဟူသော အနှောင်အဖွဲ့မှ၊ ဝါ- ကြီးစွာသော ဆယ်ပါးသော သံယောဇဉ်တည်းဟူသော အနှောင်အဖွဲ့မှ၊ မောက္ခ-လွတ်သည် ကိုကရိတော- ပြုတော်မူ၍၊ စတုရာသီတိပါဏသဟဿာနိ - ရှစ်သောင်း လေး ထောင်သော သုတ္တဝါတို့ကို၊ မဟာဝိဒ္ဓဂါ-ကြီးစွာသော သွားရန်ခဲခက် သြဿ တည်းဟူသော ညွှန်ဗွန်မှ၊ ဥဒ္ဓရိတော-ထုတ်ဆွဲကယ်တင်တော်မူပြီး၍၊ တေဇော ဓာတု-တေဇောဓာတ်သို့၊ ဝါ-တေဇောကသိက်ဟူသော အာရုံရှိသော စတုတ္ထ ဈာန်သို့၊ သမာပဇ္ဇိတော- ကောင်းစွာ ရောက်တော်မူ၍၊ ဝါ-ငင်စားတော်မူ၍၊ သတ္တတာလံ-ထန်းခုန်ဆင့် ရှိသော၊ ဝေဟာသံ-ကောင်းကင်သို့၊ အပ္ပဂ္ဂန္ဓာ- ပျံတက်တော်မူ၍၊ အညံ-ရှေ့ ထန်းခုန်ဆင့်မှ တစ်ပါးသော၊ သတ္တတာလံ- သော၊ အဓိမ္မိ-မီးလျှံကိုလည်း၊ အဘိနိမ္မိနိတော ဖန်ဆင်းတော်မူ၍၊ ပစ္စလိတော- တောက်ပစေတော်မူ၍၊ ဝါ-အလျှံ ထွက်စေတော်မူ၍၊ ဓမ္မာယိတော-အခိုးလွတ် စေတော်မူ၍၊ မဟာဝနေ-၌၊ ကုဋ္ဌာဂါရသာလာယံ-၌၊ ပစ္စုဋ္ဌာသိ-ရှေးရှု တည်တော်မူပြီ၊

၃၅။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အထ တသ္မိံ ကာလေ - ရှေးရှုတည်ရာ ထို အခါ၌၊ သုနက္ခတ္တော-သော၊ လိစ္ဆဝိပုတ္တော-သည်၊ ယေန ဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-မူ၏၊ တေန ဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတော-ပြီး၍၊ မ-ကို၊ အဘိဝါဒေတော-ပြီး၍၊ ကေမန္တံ-အောင်၊ ဝါ-၌၊ နိသီဒီ-၏၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ကေမန္တံ-အောင်၊ ဝါ-၌၊ နိသီန္တံ ခေါ-သော၊ သုနက္ခတ္တံ-သော၊ လိစ္ဆဝိပုတ္တံ- ကို၊ အဟံ-သည်၊ တေဝစနံ-ကို၊ အဝေါစံ-ပြီ၊ ကိံ-သို့၊ အဝေါစံ-နည်း၊ သုနက္ခတ္တံ-သုနက္ခတ္တံ၊ မဟာ-သည်၊ ဝုစ္စမာနံ-သော၊ ယံ ဝစနံ-သည်၊ အတ္ထိ- ၏၊ တံဝစနံ-ကို၊ တံ-သည်၊ ကိံ မညသိ-နည်း၊ ယထေဝ ယထာဇေ-အားဖြင့် သာလျှင်၊ အဟံ-သည်၊ တေ-အား၊ အစေလံ-သော၊ ပါထိကပုတ္တံ - ကို၊ အာရုပ္ပ-၍၊ ဗျာကာသိ-မူခဲ့ပြီ၊ တထေဝ တထာဇေ-အားဖြင့်သာလျှင်၊ တံ ဝိပျါကံ-သည်၊ ဟောတိ-လော၊ အညထာဇေ-အားဖြင့်သာလျှင်၊ ဟောတိ- လော၊ ဣတိ-သို့၊ အဝေါစံ-မိန့်တော်မူပြီ၊ ဘန္တေ-ဘုရား၊ ယထေဝ ယထာဇေ- အားဖြင့်သာလျှင်၊ ဘဂဝါ-သည်၊ မေ-အား၊ အစေလံ-သော၊ ပါထိကပုတ္တံ- ကို၊ အာရုပ္ပ-၍၊ ဗျာကာသိ-မူခဲ့ပါပြီ၊ တံဝိပါကံ-သည်၊ တထေဝ တထာဇေ- အားဖြင့်သာလျှင်၊ ဟောတိ-ခဲ့ပါ၏၊ အညထာ-အားဖြင့်၊ နော ဟောတိ-ပါ၊ ဣတိ-သို့၊ အဝေါစံ-သုနက္ခတ္တက လျှောက်ပြီ၊ သုနက္ခတ္တံ-သုနက္ခတ္တံ၊ မဟာ- ထည်၊ ဝုစ္စမာနံ-သော၊ ယံဝစနံ-သည်၊ အတ္ထိ-၏၊ တံဝစနံ-ကို၊ တံ-သည်၊

ကိံ မညသိ-နည်း၊ ယထေဝ ယထာဝေ-အားဖြင့်သာလျှင်၊ အဟံ-သည်၊ တေ-
 အား၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ အာရဗ္ဗ-၍၊ ဗျာကာသိ-မူခဲပြီ၊
 တထေဝ တထာဝေ-အားဖြင့်သာလျှင်၊ တံ ဝိပါကံ-သည်၊ ယဒိ ဟောတိ-အံ၊
 ဧဝံ သန္ဓေ-သော်၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-သည်၊
 ဝါ-ကို၊ ကတံ ဝါ-သည်သော်လည်း၊ ဟောတိ-လော၊ အကတံ ဝါ-သည်
 သော်လည်း၊ ဟောတိ-လော၊ ဣတိ-သို့၊ အဝေဝါစံ-ငါဘုရားက မိန့်တော်မူ
 ပြန်ပြီ၊ ဘန္ဓေ-ဘုရား၊ ယထေဝ ယထာဝေ-အားဖြင့်သာလျှင်၊ ဘဂဝါ-သည်၊
 မေ-အား၊ အစေလံ-သော၊ ပါထိကပုတ္တံ-ကို၊ အာရဗ္ဗ-၍၊ ဗျာကာသိ-မူခဲပါ
 ပြီ၊ တထေဝ တထာဝေ-အားဖြင့်သာလျှင်၊ တံဝိပါကံ-သည်၊ ယဒိ ဟောတိ-
 အံ၊ ဧဝံ သန္ဓေ-သော်၊ အဒ္ဓါ ခေါ-ချွတ်သာလျှင်၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-
 သော၊ ဣဒ္ဓိပါဠိဟာရိယံ-သည်၊ ဝါ-ကို၊ ကတံ-အပ်သည်၊ ဟောတိ-၏၊
 အကတံ-သည်၊ နောဟောတိ-ပါ၊ ဣတိ-သို့၊ အဝေဝါစ-သုနက္ခတ္တက လျှောက်
 ပြန်ပြီ၊ မောဃပုရိသ-ယောကျ်ား၊ ဝေမ္ပိ-ဤသို့လည်း၊ တံ-သည်၊ မနုဿဓမ္မာ-
 ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိဟာရိယံ-ကို၊ ကရောန္တံ-မူသော၊ မံ-ကို၊ ဘန္ဓေ-
 ဘုရား၊ ဘဂဝါ-သည်၊ မေ-အား၊ မနုဿဓမ္မာ-ထက်၊ ဥတ္တရိ-သော၊ ဣဒ္ဓိပါဠိ
 ဟာရိယံ-ကို၊ နဟိ ပန ကရောတိ-ပါသည်သာ၊ ဣတိ ဧဝံ-သို့၊ ဝဒေသိ-တိ၏၊
 မောဃပုရိသ-ယောကျ်ား၊ တံ-သည်၊ ပဿ-လော့၊ တေ-၏၊ ဝါ-သည်၊ အပ-
 ရဒ္ဓံ-သည်၊ ယာဝဉ္ဇ-၏၊ တဿ အပရဒ္ဓဿ-၏၊ ပမာဏံ-သည်၊ နတ္ထိ-ခုံ၊ ဣတိ-
 သို့၊ အဝေဝါစံ-မူပြန်ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အာပါယိကော-သော၊ နေရယိကော-
 သော၊ သက္ကော-သည်၊ ပက္ကမေယျ ယထာ-သို့၊ တထာ-တူ၊ သုနက္ခတ္တော-
 သော၊ လိစ္ဆဝိပုက္ကော-သည်၊ မယာ-သည်၊ ဝုစ္စမာနော အပိ-ပါသော်လည်း၊
 ဣမသ္မာ ဓမ္မဝိနယာ-မှ၊ အပက္ကမေဝ-သည်သာ။

အဂ္ဂညပညတ္တိကထာ

၃၆။ ဘဂ္ဂဝ-ဝ၊ အဟံ-သည်၊ အဂ္ဂညဉ္ဇ-အဂ္ဂညကိုလည်း၊ ဝါ-လောက၌
 အစဟူ၍ သိအပ်သော လောကပညတ်ကိုလည်း၊ ဝါ - လောက၏ ဖြစ်ရာ
 အခါ၌ ဤတရားကား လောက၏ အစဟူ၍ သိအပ် သိသင့် သိထိုက်သော
 လောကပညတ်ကိုလည်း၊ ပဇာနာမိ - အပြားအားဖြင့် သိတော်မူ၏၊ တဉ္ဇ
 အဂ္ဂညံ - ကိုလည်း၊ ပဇာနာမိ-မူ၏၊ တတော အဂ္ဂညတော - ထက်၊ ဥတ္တရိ
 တရံစ-အထူးသဖြင့် လွန်သော သီလ သမာဓိမှစ၍ သဗ္ဗညုတဉာဏ်တိုင်အောင်
 သော တရားအပေါင်းကိုလည်း၊ ပဇာနာမိ-၏၊ တံတဗ္ဗံ-ထို အလုံးစုံသော
 အဂ္ဂည၊ အဂ္ဂညထက်လွန်သော သီလ သမာဓိမှစ၍ သဗ္ဗညုတဉာဏ်တိုင်အောင်
 သော တရားအပေါင်းကို၊ ပဇာနံ ပဇာနန္တောစ-သိပင် သိတော် မူပါသော်
 လည်း၊ နပရာမသာမိ-ထက္ကာ ဒိဋ္ဌိ မာနတို့ဖြင့် မှားမှားယွင်းယွင်း သုံးသပ်

တော်မမူ၊ အပရာမသတောစ - တဏှာ ဒိဋ္ဌိ မာနတို့ဖြင့် မှားမှားယွင်းယွင်း သုံးသပ်တော်မူသည်လည်း မဟုတ်သော၊ မေ-ငါဘုရားအား၊ ဝါ-သည်၊ ယံနိဗ္ဗုတိ-အကြင်ကိလေသာတို့၏ ငြိမ်းအေးခြင်းကို၊ ဝါ-အကြင်ကိလေသာ တို့၏ ငြိမ်းအေးရာဖြစ်သောနိဗ္ဗာန်ကို၊ အဘိဇာနံ-ထူးသောညဏ်ဖြင့် သိတော် မူသော၊ တထာဂတော-သည်၊ အနယံ-အလိုရှိအပ်သည်၏အဖြစ်ဖြင့် ဖြစ်တတ် သော ချမ်းသာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဒုက္ခသို့၊ ဝါ-အလိုရှိအပ်သည်၏ အစွမ်းအားဖြင့် မဖြစ်တတ်သောဆင်းရဲသို့၊ နောအာပဇ္ဇတိ-ရောက်တော်မမူ၊ ပစ္စတ္တညေဝ-အသီးအခြား မိမိ၌သာလျှင်၊ သာနိဗ္ဗုတိ-သည်၊ ဝါ-ကို၊ ပစ္စတ္တ- ညေဝ-သာလျှင်၊ ဝိဒိတာ-ထင်ရှားပြီ၊ ဝါ-သိအပ်ပြီ။

(တစ်နည်း) ပစ္စတ္တညေဝ-အသီးအခြား မိမိကိုယ်တိုင်သာလျှင်၊ နိဗ္ဗုတိတာ သယမ္ဘုဏ်ဖြင့် ဖြစ်စေအပ်သော၊ သာနိဗ္ဗုတိ-သည်၊ ဝါ-ကို၊ ပစ္စတ္တညေဝ- သာလျှင်၊ ဝိဒိတာ-ထင်ရှားပြီ၊ ဝါ-သိအပ်ပြီ။

၃၇။ ဘဂ္ဂဝ-ဝံ၊ ဧကေ-အချို့ ကုန်သော၊ ယေသမဏဗြာဟ္မဏာ-တို့သည်၊ ဣဿရကုတ္တိ-အစိုးရသောဗြဟ္မာသည် ပြုစီရင်အပ်သော၊ ဝါ-အစိုးရသော ဗြဟ္မာသည် ဖန်ဆင်းအပ်သော၊ ဗြဟ္မကုတ္တိ-ဗြဟ္မာသည် ပြုစီရင်အပ်သော၊ ဝါ- ဗြဟ္မာသည် ဖန်ဆင်းအပ်သော၊ အာစရိယကံ-ဆရာ၏ဖြစ်ကြောင်း ဖြစ်ရာ ဖြစ် သောဝါဒကို၊ အဂ္ဂညံ-အဂ္ဂညဟူ၍၊ ပညပေန္တိ-ပညတ်ကြကုန်၏၊ ဝါ-အပြား အားဖြင့် ထားကြကုန်၏၊ ဧကေ-ကုန်သော၊ တေ သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ အဟံ-သည်၊ တေ သမဏဗြာဟ္မဏာ-တို့ကို၊ ဝါ-တို့သို့၊ ဥပ- သကံမိတုာ-၍၊ ဧဝံ-သို့၊ ဝဒါမိ-မိန့်တော်မူ၏၊ ကိံ-သို့၊ ဝဒါမိ-နည်း၊ အာယသ္မန္တော-အရှင်တို့၊ တုဗ္ဗေ - တို့သည်၊ ဣဿရကုတ္တိ-သော၊ ဗြဟ္မကုတ္တိ- သော၊ အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထကံရ-ပညတ်ကြကုန်သတုံဟု ကြားသိရသည်ကား၊ ဝါ-ပညတ်ကြကုန်သတုံဟု ကြားသိရသောစကားသည် ကား၊ သစ္စံ-မှန်ပေသလော၊ ဝါ-အမှန်ပင်ဖြစ်ပေသလော၊ ဣတိဧဝံ-သို့၊ ဝဒါမိ-မူ၏၊ တေစ သမဏဗြာဟ္မဏာ-တို့သည်လည်း၊ ဝါ-တို့ကိုလည်း၊ မေ- သည်၊ ဧဝံ-သို့၊ ပုဋ္ဌာ-မေးအပ်ကုန်သည်၊ သမာနာ-ဖြစ်ကုန်သည် ရှိသော်၊ အာမောတိ-အာမဟူ၍၊ ဝါ-ကြားသိတော်မူသည်အတိုင်း မှန်လှပါ၏ဟူ၍၊ ပဋိဇာနန္တိ-ဝန်ခံကြကုန်၏၊ အဟံ-သည်၊ တေ သမဏဗြာဟ္မဏာ-တို့ကို၊ ဧဝံ-သို့၊ ဝဒါမိ-မူပြန်၏၊ ကိံ-သို့၊ ဝဒါမိ-ပြန်သနည်း၊ အာယသ္မန္တော-အရှင်တို့၊ တုဗ္ဗေ-တို့သည်၊ ကထံ ဝိဟိတကံ-အဘယ်သို့စီရင်အပ်သော၊ ဝါ-အဘယ်ပုံစီရင် အပ်သော၊ ဝါ-အဘယ်သို့သောအပြားအားဖြင့်စီရင်အပ်သော၊ ဣဿရကုတ္တိ- သော၊ ဗြဟ္မကုတ္တိ-သော၊ အာစရိယကံ-ကို၊ အဂ္ဂညန္တိ-ဟူ၍၊ ပညပေထပန-ပညတ် ကြကုန်သနည်း၊ ဣတိဧဝံ-သို့၊ ဝဒါမိ-မူပြန်၏၊ တေ သမဏဗြာဟ္မဏာ-တို့သည်၊

ဝါ-တို့ကို၊ မယံ-သည်၊ ပုဋ္ဌာ-အပ်ကုန်သည်၊ သမာနာ-ကုန်သည်ရှိသော်၊
 နသမ္ပာယန္တိ-ကောင်းစွာအပြားအားဖြင့် မသိနိုင်ကြကုန်၊ ဝါ-မပြည့်စုံစေနိုင်
 ကြကုန်၊ ဝါ-ပြည့်စုံစွာမဖြေနိုင်ကြကုန်၊ အသမ္ပာယန္တိ-ကောင်းစွာ အပြား
 အားဖြင့် မသိနိုင်ကြကုန်သည်ရှိသော်၊ မမံယေဝ - ကိုသာလျှင်၊ ပဋိပုဏ္ဏိ-
 တစ်ဖန်မေးကြကုန်၏၊ အဟံ-သည်၊ ဝါ-ကို၊ နေသံ သမဏံဗြာဟ္မဏာနံ-တို့
 အား၊ ဝါ-တို့သည်၊ ပုဋ္ဌော-သည်၊ သမာနော-သော်၊ ဗျာကဓောမိ-ဖြေဆို
 တော်မူ၏၊ ကံ-သို့၊ ဗျာကဓောမိ-နည်း။

၃၈။ အာရုသော-ငါ့ရှင်တို့၊ ယံယသ္မိံ သမယေ-အကြင်အခါ၌၊ ကဒါဗိ-
 တစ်ရံတစ်ခါ၊ ကရဟစိ-တစ်ရံတစ်ဆစ်၊ ဒီဃဿ-ရှည်စွာသော၊ အဗ္ဗုနော-
 အခွန်၏၊ ဝါ-ကာလ၏၊ အစ္စယေန-လွန်ရာအခါ၌၊ ဝါ-လွန်ခြင်းကြောင့်၊
 အယံလောကော-ဤသြကာလလောကသည်၊ သံဝဇ္ဇတိ-ကုန်သောအားဖြင့် ဖြစ်
 ၏၊ ပျက်၏၊ သောသမယော-ထိုအခါသည်၊ ဟောတိခေါ-သည်သာ၊ ယံယသ္မိံ
 သမယေ-၌၊ လောကေ-သည်၊ သံဝဇ္ဇမာနေ-သော်၊ ယေဘုယျေန-များသော
 အားဖြင့်၊ ယေဘုယျေန-များကုန်သော၊ သတ္တာ-တို့သည်၊ အာဘဿရ
 သံဝဏ္ဏနိကာ-အာဘဿရဗြဟ္မာဘုံ၌ ဖြစ်ကြကုန်သည်၊ ဟောန္တိ-ကုန်၏၊ သော
 သမယော-သည်၊ ဟောတိခေါ-သည်သာ၊ ယံယသ္မိံ သမယေ-၌၊ ဇတဘတ္တာ-
 တို့သည်၊ တတ္ထတသ္မိံ အာဘဿရေ ထိုအာဘဿရဗြဟ္မာဘုံ၌၊ မနောမယာ-
 ဈာန်စိတ်ကြောင့်ဖြစ်ကုန်သည်၊ ဝါ-ဈာန်စိတ်ဖြင့်ဖြစ်ကုန်သည်၊ ဝါ-ဈာန်စိတ်
 ဖြင့်ပြီးကုန်သည်၊ ပီတိဘက္ခာ-ပီတိဟူသော စားအပ်သော အာဟာရရှိကြ
 ကုန်သည်၊ သယံပဘာ-မိမိတို့၏ ကိုယ်ရောင်ကိုယ်ဝါ ရှိကြကုန်သည်၊ အန္တ-
 လိက္ခမဏု-စည်းတားမထင် ကြားအမြင်ဖြင့် ရှုမြင်အပ်သော အဇာဠာခွင် ထက်
 ကောင်းကင်၌ လှည့်လည်သွားလာတတ်ကုန်သည်၊ သုဘဋ္ဌာယိနေခ-ဘင့်တယ်
 သော ဥယျာဉ်ဗိမာန်ပဒေသာပင်၌ တည်လေ့ရှိကုန်သည်၊ ဝါ-တင့်တယ်သော
 အဝတ်တန်ဆာ ရှိကြကုန်သည်ဖြစ်၍ တည်လေ့ရှိကြကုန်သည်၊ ဝါ-တင့်တယ်
 သောသဘောရှိကြကုန်သည်ဖြစ်၍ တည်လေ့ရှိကြကုန်သည်၊ ဟောန္တိ-ကုန်၏၊
 စိရံ-ကြာမြင့်စွာသော၊ ဒီဃံ-ရှည်စွာသော၊ အဗ္ဗုနိ-ရှစ်ကမ္ဘာဟု ဆိုအပ်သော
 အခွန်ပတ်လုံး၊ တိဋ္ဌန္တိ-တည်နိုင်ကြကုန်၏၊ သော သမယော-သည်၊ ဟောတိ
 ခေါ-သည်သာ၊ အာရုသော-တို့၊ ယံ ယသ္မိံ သမယေ-၌၊ ကဒါဗိ-ခါ၊ ကရဟစိ-
 ၌၊ ဒီဃဿ-သော၊ အဗ္ဗုနော-၏၊ အစ္စယေန-၌၊ ဝါ-ကြောင့်၊ အယံ လော-
 ကော-သည်၊ ဝိဝဇ္ဇတိ-တိုးပွားသောအားဖြင့်ဖြစ်၏၊ ဝါ-တည်၏၊ သော
 သမယော-သည်၊ ဟောတိခေါ-သည်သာ၊ ယံယသ္မိံ သမယေ-၌၊ လောကေ-သည်၊
 ဝိဝဇ္ဇမာနေ-သော်၊ သုညံ-သတ္တဝါကိုမှကင်းဆိတ်သော၊ ဗြဟ္မဝိမာန်-ဗြဟ္မာ
 ဗိမာန်သည်၊ ဝါ-ဗြဟ္မာဗိမာန်ဟုဆိုအပ်သော ပထမဈာန်ဗြဟ္မာဘုံသည်၊ ပါတု-

ဘဝတိ-ထင်ရှား ဖြစ်ပေါ်လာ၏။ အထတသ္မိံ ကာလေ-ပထမဈာန် ဗြဟ္မာ့ဘုံ၏ ထင်ရှားဖြစ်ပေါ်လာရာထိုအခါ၌၊ အညတရော-အမှတ်မထား တစ်ပါးပါးသော၊ သတ္တော-သည်၊ အာယုက္ခယာဝါ-အသက်၏ ကုန်ခြင်းကြောင့်သော်လည်းကောင်း၊ ပုညက္ခယာဝါ-ဘုန်းကံ၏ ကုန်ခြင်းကြောင့်သော်လည်းကောင်း၊ အာဘဿရကာယာ-အာဘဿရဗြဟ္မာအပေါင်းမှ၊ ဝါ-အာဘဿရဗြဟ္မာပြည်မှ၊ စဝိတွာ-ဒုဗ္ဗလျော့ခွဲ၍၊ ဝါ-စုတေခွဲ၍၊ သုညံ-သော၊ ဗြဟ္မဝိမာနံ-သို့၊ ဥပပဇ္ဇတိ-ကပ်၍ဖြစ်ရ၏။ သောသမယော-သည်၊ ဟောတိခေါ-သည်သာ၊ ယံယသ္မိံ သမယေ-၌၊ သောသတ္တာ-သည်၊ တတ္ထတသ္မိံ ဗြဟ္မဝိမာနေ-၌၊ မနောမယော-သည်၊ ပီတိဘက္ခော-သည်၊ သယံပဘော-သည်၊ အန္တလိက္ခစရော-သည်၊ သုဘဠာယိ-သည်၊ ဟောတိ-၏၊ စိရိ-သော၊ ဒီဃံ-သော၊ အဒ္ဓါနံ-အသင်္ချေယျကပ်၊ အသင်္ချေယျကပ်၏ ထက်ဝက်ဟုဆိုအပ်သော အဓုနံပတ်လုံး၊ တိဋ္ဌတိ-၏၊ သောသမယော-သည်၊ ဟောတိခေါ-သည်သာ၊ ယံယသ္မိံ သမယေ-၌၊ တဿသတ္တဿ-အား၊ ဝါ-သည်၊ တတ္ထ တသ္မိံ ဗြဟ္မဝိမာနေ-၌၊ ဧကကဿ-တစ်ယောက်ထီးတည်း၊ ဒီဃရတ္တံ-ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ နိဝုသိ-တတ္တာ-နေအပ်ပြီးသည်၏ အဖြစ်ကြောင့်၊ အနဘိရတိ-အဖော်၏ လာခြင်းကို မျှော်လင့်တောင့်တခြင်းဟူသော မဓမ္မ လျော်ခြင်းသည်၊ ပရိတဿနာ-တောင့်တတုန်လှုပ်တတ်သော တဏှာဒိဋ္ဌိသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်ပေါ်လာ၏၊ ကိံ-သို့၊ အနဘိရတိ-သည်၊ ပရိတဿနာ-သည်၊ ဥပ္ပဇ္ဇတိ-နည်း၊ အညေ-ငါ့မှတစ်ပါး ကုန်သော၊ သတ္တာပိ-တို့သည်လည်း၊ ဣတ္ထတ္တံ-ဤသို့အပြားရှိသော ဗြဟ္မာ၏ အဖြစ်သို့၊ ဝါ-ဤသို့အပြားရှိသော ဗြဟ္မာ၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သော ဗြဟ္မာဇာတ်သို့၊ အာဂစ္ဆေယျံ-ရောက်လာကြပါကုန်မကား၊ အဟောဝတ-ဪ... ကောင်းလေစွတကား၊ ဝါ-ကောင်းလေစွ ဪ...၊ ဣတိ-သို့၊ အနဘိရတိ-သည်၊ ပရိတဿနာ-သည်၊ ဥပ္ပဇ္ဇတိ-၏၊ အထတသ္မိံ ကာလေ-တောင့်တတုန်လှုပ်တတ်သော တဏှာဖြစ်ပေါ်လာရာ ထိုအခါ၌၊ အညေ-ပထမ ဗြဟ္မာမှ တစ်ပါးကုန်သော၊ သတ္တာပိ-တို့သည်လည်း၊ အာယုက္ခယာဝါ-ကြောင့်သော်လည်းကောင်း၊ ပုညက္ခယာဝါ-ကြောင့်သော်လည်းကောင်း၊ အာဘဿရကာယာ-မှ၊ စဝိတွာ-ခွဲ၍၊ ဗြဟ္မဝိမာနံ-၌၊ တဿသတ္တဿ-ထိုပထမ ဖြစ်လင့်ပြီးသော သတ္တဝါ၏၊ သဟဗျတံ-တကွဖြစ်သော အပေါင်းအဖော်၏အဖြစ်၌၊ ဥပပဇ္ဇန္တိ-ဖြစ်ကြရကုန်၏။ သောသမယော-သည်၊ ဟောတိခေါ-သည်သာ၊ ယံယသ္မိံ သမယေ-၌၊ တေသတ္တာ-တို့သည်၊ တတ္ထတသ္မိံ ဗြဟ္မဝိမာနေ-၌၊ မနောမယာ-ကုန်သည်၊ ပီတိဘက္ခော-ကုန်သည်၊ သယံပဘော-ကုန်သည်၊ အန္တလိက္ခစရော-ကုန်သည်၊ သုဘဠာယိနော-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ စိရိ-သော၊ ဒီဃံ-သော၊ အဒ္ဓါနံ-အဓုနံပတ်လုံး၊ တိဋ္ဌန္တိ-ကုန်၏၊ သောသမယော-သည်၊ ဟောတိခေါ-သည်သာ။

၃၉။ အာဝုသော-တို့၊ တကြတေသုသတ္တေသု - တို့တင်၊ ယောသော သတ္တော-သည်၊ ပဌမံ - အလုံးစုံသော သတ္တဝါတို့၏ ရှေးဦးစွာ၊ ဥပပန္နော- ဖြစ်ရပြီ၊ တဿ သတ္တဿ-အား၊ ဧဝံ - သည်၊ ဟောတိ-၏၊ ကိံ - သည်၊ ဟောတိ-နည်း၊ အဟံ သည်၊ ဗြဟ္မာ - မြတ်သော၊ အဘိဘူ-တစ်ပါးသော သူတို့ကို လွမ်းမိုးနိုင်သော၊ အနဘိဘူတော - တစ်ပါးသော သတ္တဝါတို့က မလွမ်းမိုးအပ်နိုင်သော၊ အညဒတ္ထု-စင်စစ်ကေန့်အမှန်အားဖြင့်၊ ဒသော-အလုံး စုံကို မြင်နိုင်သော၊ ဝသဝတ္တိ-တစ်ပါးသောသူတို့ကို မိမိအလိုသို့လိုက်စေနိုင် သော၊ ဣဿရော-အစိုးရသော၊ ကတ္တာ-ပြုစီရင်တတ်သော၊ နိမ္မိတာ-ဖန် ဆင်းတတ်သော၊ သေဇ္ဇော-အလုံးစုံသော သတ္တဝါတို့ထက် မြတ်သော၊ သဇိ တာ-စီရင်တတ်သော၊ ဝါ-ဝေဖန်တတ်သော၊ ဝသီ-အဝါးဝစွာ လေ့လာ အပ်ပြီးသော အစွမ်းသတ္တိရှိသော၊ ဘူတဘဗျာနံ-ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ သောသတ္တဝါတို့၏၊ ဝါ-ဥဒ္ဓံတုင်းသုဇယံအိမ်တုင်းမှ ထွက်ပြီးဖြစ်၍ဖြစ်ပြီးသော အဏ္ဏဇ ဇလာဗုဇ သတ္တဝါ၊ ပဌမဘဝင်စိတ်ဟုဆိုအပ်သော ဒုတိယစိတ္တက္ခဏမှ စ၍ ဖြစ်ပြီးသော သံသေဒဇသတ္တဝါ၊ ဒုတိယဣရိယာပုတ်မှစ၍ ဖြစ်ပြီးသော သြပပါတိကသတ္တဝါ၊ ဥဒ္ဓံတုင်း သုဇယံအိမ်တုင်း၌ တည်သည်ဖြစ်၍၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ သော အဏ္ဏဇ ဇလာဗုဇ သတ္တဝါ၊ ပဋိသန္ဓေစိတ်ဟု ဆိုအပ်သော ပဌမစိတ္တက္ခဏနှင့် ပြည့်စုံသည် ဖြစ်၍၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ သော သံသေဒဇ သတ္တဝါ၊ ပဌမဣရိယာပုတ်နှင့် ပြည့်စုံသည် ဖြစ်၍၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ ဖြစ်သော သြပပါတိကသတ္တဝါတို့၏၊ ပိတာ-အဘဖြစ်သော၊ မဟာဗြဟ္မာ-မဟာဗြဟ္မာ သည်၊ ဝါ-ဗြဟ္မာကြီးသည်၊ အသ္မိ-ဖြစ်၏၊ မယာ-ငါသည်၊ ဣမေသတ္တာ- ဤသတ္တဝါတို့ကို၊ နိမ္မိတာ - ဖန်ဆင်းအပ်ကုန်ပြီ၊ ကိဿဟေတု - အဘယ် အကြောင်းကြောင့်၊ မယာ - သည်၊ ဣမေသတ္တာ - တို့ကို၊ နိမ္မိတာ-နည်း၊ ဟိယသ္မာ-ကြောင့်၊ ဗုဗ္ဗေ-၌၊ ဝါ-က၊ မမံ-အား၊ တေပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ ကိံ - သည်၊ အဟောသိ-နည်း၊ အညေ-ကုန်သော၊ သတ္တာပိ- တို့သည်လည်း၊ ဣတ္တတ္တံ-သို့၊ အာဂစ္ဆေယျ-ကုန်မူကား၊ အဟောဝတ-တကံး၊ ဣတိတေပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ ဣတိ-သို့၊ မမစ-ငါ့အားလည်း၊ မနောပဏိဓိ-စိတ်၏ တောင့်တခြင်းသည်၊ အဟောသိ-ပြီ၊ ဣမေစ သတ္တာ- တို့သည်လည်း၊ ဣတ္တတ္တံ-သို့၊ အာဂတာ-ရောက်ကြပေကုန်ပြီ၊ ဣတိတသ္မာ- ထို့ကြောင့်၊ မယာ-သည်၊ ဣမေသတ္တာ-တို့ကို၊ နိမ္မိတာ-ကုန်ပြီ၊ ဣတိဝေ- သည်၊ ဟောတိ-၏။

ယေပိ တေသတ္တာ - တို့သည်လည်း၊ ပစ္စာ - နောက်၌၊ ဥပပန္နာ-ကုန်ပြီ၊ တေသမ္ပိသတ္တာနံ - တို့အားလည်း၊ ဧဝံ - သည်၊ ဟောတိ-၏၊ ကိံ - သည်၊ ဟောတိ-နည်း၊ ဘဝံ-အရှင်ဖြစ်သော၊ အယံဗြဟ္မာ - သည်၊ အဘိဘူ-သော၊

အနတ္တိဘူတော-သော၊ အညဒတ္ထု-အားဖြင့်၊ ဒသော - သော၊ ဝသဝတ္တိ-
 သော၊ ဣဿရော-သော၊ ကတ္တာ-သော၊ နိမ္မိတာ-သော၊ သေဋ္ဌော-သော၊
 သဇိတာ-သော၊ ဝသီ-သော၊ ဘူတဘဗျာနံ-တို့၏၊ ပိတာ-သော၊ မဟာဗြဟ္မာ-
 ပေတည်း၊ ဘောတာ-သော၊ ဣမိနာဗြဟ္မာနာ-သည်၊ မယံ-တို့ကို၊ နိမ္မိတာ-
 ကုန်ပြီ၊ ကိဿဟေတု-ကြောင့်၊ ဘောတာ-သော၊ ဣမိနာဗြဟ္မာနာ-သည်၊ မယံ-
 တို့ကို၊ နိမ္မိတာ-အပ်ကုန်သနည်း၊ ဟိယသ္မာ-ကြောင့်၊ မယံ-တို့သည်၊ ဣဇ္ဇေမသ္မိ-
 ဗြဟ္မာဝိမာနေ-၌၊ ပဌမံ-အလုံးစုံသော သတ္တဝါတို့မှ ရှေးဦးစွာ၊ ဥပပန္န-ဖြစ်
 လင့်ပြီးသော၊ ဣမိဗြဟ္မာနံ-ကို၊ အဒ္ဓဿာမ-တွေ့မြင်ကြရကုန်၏၊ မယံပန-တို့
 သည်ကား၊ ဝါ-တို့မှာမူကား၊ ပစ္ဆာ-နေဟက်၌၊ ဝါ-နေဟက်ကျလှမှ၊ ဥပပန္နာ-
 ကုန်သည်၊ အသ္မာ-ကုန်၏၊ ဣတိတသ္မာ-ကြောင့်၊ ဘောတာ-သော၊ ဣမိနာ
 ဗြဟ္မာနာ-သည်၊ မယံ-တို့ကို၊ နိမ္မိတာ-အပ်ကုန်ပြီ၊ ဣတိဝေ-သည်၊ ဟောတိ-၏။

၄၀။ အာဝုသော - တို့၊ တကြ တေသု သတ္တေသု-တို့တွင်၊ ယောသော
 သတ္တော-သည်၊ ပဌမံ-စွာ၊ ဥပပန္နော-ပြီ၊ သောသတ္တော-သည်၊ ဒိဿာယုက
 တရောစ-အထူးသဖြင့် ရှည်သော အသက်ရှိသည် လည်းကောင်း၊ ဝဏ္ဏဝန္တ
 တရောစ-အထူးသဖြင့် လွန်ကဲသောအဆင်းရှိသည်လည်းကောင်း၊ မဟေသက္ခ
 တရောစ-အထူးသဖြင့်မြတ်သောအစိုးရသောသူဟူ၍ ဆိုအပ်သည်လည်းကောင်း၊
 ဝါ-အထူးသဖြင့်ကြီးသောတန်ခိုးရှိသည်လည်းကောင်း၊ ဝါ-အထူးသဖြင့်များ
 သော အခြံအရံရှိသည် လည်းကောင်း၊ ဟောတိ-၏၊ ယေပန တေသတ္တာ-တို့
 သည်ကား၊ ပစ္ဆာ-မှ၊ ဥပပန္နာ-ကုန်ပြီ၊ တေသတ္တာ-တို့သည်၊ အပ္ပာယုကတရောစ-
 အထူးသဖြင့်နည်းသောအသက်ရှိကုန်သည်လည်းကောင်း၊ ဒုဗ္ဗဏ္ဏဘရောစ-အထူး
 သဖြင့် မကောင်းသော အဆင်းရှိကုန်သည် လည်းကောင်း၊ အပ္ပေသက္ခတရောစ-
 အထူးသဖြင့်နည်းသော အစိုးရသောသူဟူ၍ ဆိုအပ်ကုန်သည် လည်းကောင်း၊
 ဝါ-အထူးသဖြင့် နည်းသော တန်ခိုးရှိကုန်သည် လည်းကောင်း၊ ဝါ-အထူး
 သဖြင့်နည်းသော အခြံအရံရှိကုန်သည် လည်းကောင်း၊ ဟောန္တိ-ကုန်၏။

အာဝုသော-တို့၊ ယံယေနဌာနေန-အကြင်အကြောင်းကြောင့်၊ အညတရော-
 သော၊ သတ္တော-သည်၊ တဗျာကာယာ-ထို ပဌမဈာန် ဗြဟ္မာအပေါင်းမှ၊ ဝါ-
 ထို ပဌမဈာန် ဗြဟ္မာပြည်မှ၊ စဝိတာ-ရွှေ့လျောခဲ့၍၊ ဝါ-စုတေခဲ့၍၊ ဣတ္ထတ္တိ-
 ဤသို့အပြားရှိသောလူ၏အဖြစ်သို့၊ ဝါ-ဤသို့အပြားရှိသောလူ၏ဖြစ်ကြောင်း
 ဖြစ်ရာဖြစ်သောလူဇာတ်သို့၊ အာဂစ္ဆတိ-ရောက်လာ၏၊ တေဌာနံ-ဤအကြောင်း
 သည်၊ ဝိဇ္ဇတိခေါ်ပန-ရှိသည်သာ၊ ယံယေနဌာနေန-ကြောင့်၊ ဣတ္ထတ္တိ-သို့၊ အာ
 ဂတော-သည်၊ သမာနော-သော်၊ အာဂရသ္မာ-အိမ်၌နေသောလူ၏ အစီးအပွား
 ဖြစ်သော လယ်ထွန်မှ၊ ကုန်သွယ်မှ၊ နှားကျောင်းမှရှိရာဖြစ်သော လူ၏အဖြစ်မှ၊

နိက္ခမ္မ-ထွက်၍၊ အနဂါရိယံ-အိမ်၌နေသော လူ၏အစီးအပွားဖြစ်သော လယ်
 တွန်မ၊ ကုန်သွယ်မှု၊ နွားကျောင်းမှမရှိရာဖြစ်သော ရဟန်း၏အဖြစ်သို့၊ ဝါ-ကို၊
 ပဗ္ဗဇတိ-ကပ်ရောက်၏၊ ဝါ-ကျင့်၏၊ တေံဌာနံ-ဤ အကြောင်းသည်၊ ဝိဇ္ဇတိ
 ခေါ်ပန-ရှိသည်သာ၊ အဂါရသွာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇိတော-
 သည်၊ သမာနော-သော်၊ အာတပုံ-ကိလေသာတို့ကို ပြင်းစွာပူပန်စေတတ်သော
 သမ္ပပုဇာန်လုံ့လကို၊ အန္ဓာယ-စွဲ၍၊ ပဓာနံ-အားထုတ်ကြောင်းဖြစ်သော လုံ့လ
 ကို၊ အန္ဓာယ-၍၊ အနုယောဂံ-အဖန်ဖန် အားထုတ်ကြောင်းဖြစ်သောလုံ့လကို၊
 အန္ဓာယ-၍၊ အပ္ပမာဒံ-မမေ့မလျော့ခြင်းကို၊ အန္ဓာယ-၍၊ သမ္ပာ-ကောင်းစွာ၊
 မနုဿိကာရံ-နုလုံးသွင်းခြင်းကို၊ အန္ဓာယ-၍၊ ယထာ ယေန စေတောသမာဓိနာ-
 အကြင်စေတောသမာဓိဖြင့်၊ ဝါ-အကြင်စိတ်ကို အာရုံ၌ထားတတ်သော စတုတ္ထ
 ဈာန်သမာဓိဖြင့်၊ စိတ္တ-စတုတ္ထဈာန်စိတ်ကို၊ လမာဟိတေ-ကောင်းစွာအာရုံ၌
 ထားအပ်ပြီးသည်ရှိသော်၊ တံ ပုဗ္ဗေနိဝါသံ-ထို ပုဗ္ဗေနိဝါသကို၊ ဝါ-ထို ရှေး
 ဘဝ၌ နေအပ်ဖူးသော ပဌမဈာန်ဗြဟ္မာ၏ အတ္တဘောကို၊ အနုဿရတိ-အဖန်
 ဖန် အောက်မေ့၏၊ တတော ပုဗ္ဗေနိဝါသတော- ထက်၊ ပရံ-တစ်ပါးသော၊
 ပုဗ္ဗေနိဝါသံ-ကို၊ နာနုဿရတိ-အစဉ်လျှောက်၍ မအောက်မေ့နိုင်၊ တထာရူပံ-
 ထိုသို့သဘောရှိသော၊ စေတောသမာဓိ-စေတောသမာဓိကို၊ ဝါ-သို့၊ ဖုသတိ-
 ရ၏၊ ဝါ-ရောက်၏၊ တေံဌာနံ-သည်၊ ဝိဇ္ဇတိ ခေါ်ပန-သည်သာ၊ ယံ ယေန
 ဌာနေန-ကြောင့်၊ သောသတ္တော-သည်၊ ဧဝံ-သို့၊ အာဟ-၏၊ ကိ-သို့၊ အာဟ-
 နည်း၊ ဘဝံ-သော၊ ယောသောဗြဟ္မာ-သည်၊ အဘိဘူ-သော၊ အနဘိဘူတော-
 သော၊ အညဒတ္ထု-အားဖြင့်၊ ဒသော-သော၊ ဝသဒတ္ထိ-သော၊ ဣဿရော-
 သော၊ ကတ္တာ-သော၊ နိမ္မာတာ-သော၊ သေဋ္ဌော-သော၊ သဇိတာ-သော၊ ဝသိ-
 သော၊ ဘူတဘဗျာနံ-တို့၏၊ ပိတာ-သော၊ မဟာဗြဟ္မာ-ပေတည်း၊ ဘောတာ-
 သော၊ ယေနဗြဟ္မာနာ-သည်၊ မယံ-တို့ကို၊ နိမ္မိတာ-အပ်ကုန်ပြီ၊ သောဗြဟ္မာ-
 သည်၊ နိစ္စော-သန္ဓေမစွဲ မဖောက်လွှဲဘဲ အမြဲတည်သည်၊ ဓုဝေါ-သေခြင်း
 ဘေးရန် မရှိမှန်၍ မြဲမြံတည်တံ့ အရှည်ခံသည်၊ သဿဘော-အခါမလွဲ မပြောင်း
 လဲဘဲ အမြဲတည်ခံသည်၊ ဒီဃာယုကော-ရှည်သောအသက်ရှိသည်၊ အဝိပရိကာမ
 ဓမ္မော-အိုဘေးမရောက် အကြောင်းထောက်၍ မဖောက်ပြန်ခြင်း သဘော
 ရှိသည်၊ ဟုတော-၍၊ သဿတိသမံ-အမြဲတည်သောမြေ၊ မြင်းမိုရ်တောင် နေ-လ
 နုက္ခတ်နှင့်အတူ၊ ဝါ-အမြဲ၊ ဝါ-မြဲသော ကာလပတ်လုံး၊ တထေဝ-ကို အတူ
 သာလျှင်၊ ဌာသတိ-တည်လိမ့်လတ္တံ့၊ ယေ ပန မယံ-အကြင် ငါတို့သည်ကား၊
 ဝါ-အကြင် ငါတို့မှာမူကား၊ ဝါ-အကြင် ငါတို့ကိုကား၊ ဝါ-အကြင် ငါတို့
 ကိုမူကား၊ ဘောတာ-သော၊ တေနဗြဟ္မာနာ-သည်၊ နိမ္မိတာ-အပ်ကုန်သည်၊
 အဟုမ္မာ-ကုန်ပြီ၊ တေမယံ-တို့သည်၊ အနိစ္စာ-ပဋိသန္ဓေ နေရခြင်းကြောင့် မမြဲ
 ကုန်သည်၊ အဓုဝါ-သေခြင်းမလွဲ အကြောင်းစွဲ၍ မမြဲမြံ မတည်တံ့ အရှည်ခံ

ကုန်သည်၊ အသသတော - အမြဲမတည်ကုန်သည်၊ အပ္ပာယုကံ - နည်းသော အသက် ရှိကုန်သည်၊ စဝနဓမ္မာ-ရွှေလျှောခြင်း သဘောရှိကုန်သည်၊ ဟုတော- ကုန်၍၊ ဣတ္ထတ္တံ-ဤသို့အပြားရှိသော လူ၏အဖြစ်သို့၊ ဝါ-ဤသို့အပြားရှိသော လူ၏ဖြစ်ကြောင်းဖြစ်ရာဖြစ်သော လူဇာတ်သို့၊ အာဂတော-ကုန်ပြီ၊ ဣတိ-သို့၊ အာဟ-၏၊ ဧတံဌာနံ-သည်၊ ဝိဇ္ဇတိ ခေါ် ပန-သည်သာ၊ အာယသ္မန္တော-တို့၊ တုဗ္ဗေ-ကိုသည်၊ ဧဝံ ဝိဟိတကံ-သော၊ ဣသ ရကုတ္တံ-သော၊ ဗြဟ္မကုတ္တံ-သော၊ အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထနော-ပညတ်ကြကုန်၏ လော၊ ဣတိ- သို့၊ ဗျာကရောမိ-၏၊ ဧတ သမဏဗြာဟ္မဏာ-တို့သည်၊ ဧဝံ-သို့၊ အာဟံသု- ကုန်ပြီ၊ ကိ-သို့၊ အာဟံသု-ကုန်သနည်း၊ အာဝုသောဂေါတမ-ငါ့ရှင်ဂေါတမ၊ အာယသ္မာ ဂေါတမော-သည်၊ အဟ ယထေဝ-မိန့်တော်မူသကဲ့သို့သာလျှင်၊ ဧဝံ-တူ၊ နော-အကျွန်ုပ်တို့သည်၊ သုတံ-ကြားအပ်ပါပြီ၊ ဝါ-ကြားဖူးပါပြီ။

(တစ်နည်း) အာဝုသော ဂေါတမ-မ၊ ယထေဝ ယထာဧဝ- အကြင်သို့ သော အခြင်းအရာအားဖြင့်သာလျှင်၊ အာယသ္မာ ဂေါတမော-သည်၊ အာဟ- ပြီ၊ ဧဝံခေါ်-ဤသို့ အရှင်ဂေါတမ မိန့်တော်မူတိုင်းသော အခြင်းအရာအားဖြင့် သာလျှင်၊ နော-တို့သည်၊ သုတံ-ပြီ၊ ဣတိ-သို့၊ အာဟံသု-ကုန်ပြီ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ အဟံ-သည်၊ အဂ္ဂညဉ္ဇ-ကိုလည်း၊ ပဇာနာမိ-၏၊ တဉ္ဇအဂ္ဂညံ-ကိုလည်း၊ ပဇာ- နာမိ-၏၊ တတော အဂ္ဂညတော-လက်၊ ဥတ္တရိတရဉ္ဇ-ကိုလည်း၊ ပဇာနာမိ-၏၊ တံသဗ္ဗံ-ကို၊ ပဇာနံ-ပဇာနန္တော စ-သော်လည်း၊ နပရာမသာမိ-မမ္မ၊ အပရာမ- သတော စ-မဟုတ်သော၊ မေ-အား၊ ဝါ-သည်၊ သနိဗ္ဗုတိ-ကို၊ အဘိဇာနံ- သော၊ တထာဂတော-သည်၊ အနယံ-သို့၊ နော အာပဇ္ဇတိ-မမ္မ၊ ပစ္စတ္တညေဝ- ဌ်သာလျှင်၊ သာနိဗ္ဗုတိ-သည်၊ ဝါ-ကို၊ ပစ္စတ္တညေဝ-သာလျှင်၊ ဝိဒိတာ-ပြီ။

၄၁။ ဘဂ္ဂဝ-ဝ၊ ဧကေ-ကုန်သော၊ ယေ သမဏဗြာဟ္မဏာ - တို့သည်၊ ခိဉ္ဇာပဒေါသိကံ - ခိဉ္ဇာပဒေါသိက နတ်ဟူသော အကြောင်းရင်းရှိသော၊ ဝါ- အကြောင်းရင်း ဖြစ်၍ဖြစ်သော ခိဉ္ဇာပဒေါသိက ဟူသော နတ်ရှိသော၊ ဝါ- အကြောင်းရင်း ဖြစ်၍ဖြစ်သော မြူးတူးပျော်ပါး ကစားခြင်းကြောင့် ပျက်စီး ခြင်းအလေ့ရှိသော နတ်ရှိသော၊ အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေန္တိ- ကုန်၏၊ ဧကေ-ကုန်သော၊ ဧတ သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ ဧတ သမဏဗြာဟ္မဏေ-တို့ကို၊ ဝါ-တို့သို့၊ ဥပသကံမိတော-၍၊ အဟံ-သည်၊ ဧဝံ-သို့၊ ဝဒါမိ-၏၊ ကိ-သို့၊ ဝဒါမိ-နည်း၊ အာယသ္မန္တော-တို့၊ တုဗ္ဗေ - တို့သည်၊ ခိဉ္ဇာပဒေါသိကံ-သော၊ အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထကံရ-သည် ကား၊ သစ္စံ-လော၊ ဣတိ-သို့၊ ဝဒါမိ-၏၊ ဧတ စ သမဏဗြာဟ္မဏာ-တို့သည် လည်း၊ ဝါ-တို့ကိုလည်း၊ မေ-သည်၊ ဧဝံ-သို့၊ ပုဋ္ဌာ-ကုန်သည်၊ သမာနာ- သော၊ အာမောတိ-ဟူ၍၊ ပဋိဇာနန္တိ-ကုန်၏၊ ဧတ သမဏဗြာဟ္မဏေ-တို့ကို၊

အဟံ-သည်၊ ဝေ-သို့၊ ဝဒါမိ-၏၊ ကိ-သို့၊ ဝဒါမိ-နည်း၊ အာယသ္မန္တော-
 တို့၊ တုမေ-တို့သည်၊ ကထံဝိဟိတကံ-သော၊ ခိဉ္ဇာပဒေါသိကံ-သော၊ အာစရိ-
 ယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထ ပန-နည်း၊ ဣတိ-သို့၊ ဝဒါမိ-၏၊ တေ
 သမဏဗြာဟ္မဏာ-တို့သည်၊ ဝါ-တို့ကို၊ မယာ-သည်၊ ပုဋ္ဌာ-ကုန်သည်၊ သမာ-
 နာ-သော်၊ နသမ္ပာယန္တိ-ကုန်၊ အသမ္ပာယန္တော-သော်၊ မမိယေဝ-ကိုသာလျှင်၊
 ပဋိပုစ္ဆန္တိ-ကုန်၏၊ တေသံ သမဏဗြာဟ္မဏာနံ-တို့အား၊ ဝါ-တို့သည်၊ အဟံ-သည်၊
 ဝါ-ကို၊ ပုဋ္ဌော-သည်၊ သမာနော သော်၊ ဗျာကရောမိ-၏၊ ကိ-သို့၊ ဗျာ-
 ကရောမိ-နည်း။

၄၂။ အာရုသော-တို့၊ ခိဉ္ဇာပဒေါသိကာနာမ-ကုန်သော၊ ယေဒေဝါ-
 အကြင်ကာမာဝစရ နတ်တို့သည်၊ ဝေလံ-အခါကို၊ အတိန္ဒလွန်ကြကုန်၍၊
 ဟဿခိဉ္ဇာရတိဓမ္မသမာပန္နာ-ရယ်ရှင်ခြင်း၌ မွေ့လျော်ခြင်းသဘော၊ မြူးတူး
 ပျော်ပါး ကစားခြင်း၌ မွေ့လျော်ခြင်း သဘောသို့ ရောက်ကြကုန်လျက်၊
 ဝိဟရန္တိ-ကုန်၏၊ တေဒေဝါ-တို့သည်၊ သန္တိ-ရှိကုန်၏၊ ဝေလံ-ကို၊ အတိ-
 ကုန်၍၊ ဟဿခိဉ္ဇာရတိဓမ္မသမာပန္နာနံ - ကုန်လျက်၊ ဝိဟရတံ-နေကြကုန်
 သော၊ တေသံဒေဝါနံ-တို့အား၊ ဝါ-တို့၏၊ သတိ-သတိသည်၊ သမ္ပဿတိ-
 ပျောက်ပျက်၏၊ သတိယာ - ၏၊ သမ္ပောသာ - ပျောက်ပျက် ခြင်းကြောင့်၊
 တေဒေဝါ-တို့သည်၊ တမ္ပာကယာ-ထိုကာမာဝစရ နတ်အပေါင်းမှ၊ ဝါ-
 ထိုကာမာဝစရနတ်ပြည်မှ၊ စဝန္တိ - ရွေ့လျောကြကုန်၏၊ အာရုသော-တို့၊
 ယံယေနဌာနေန - ကြောင့်၊ အညတရော - သော၊ သတ္တော - သည်၊ တမ္ပာ
 ကာယာ - ထို ကာမာဝစရ နတ်အပေါင်းမှ၊ စဝိတွာ - ၍၊ ဣတ္ထတ္ထံ - ဤသို့
 အပြားရှိသော လူ၏အဖြစ်သို့၊ အာဂစ္ဆတိ - ရောက်လာ၏၊ တေဌာနံ-သည်၊
 ဝိဇ္ဇတိခေါပန - သည်သာ၊ ယံယေန ဌာနေန - ကြောင့်၊ ဣတ္ထတ္ထံ - သို့၊
 အာဂတော-သည်၊ သမာနော-သော်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါ
 ရိယံ-သို့၊ ပဗ္ဗဇတိ-၏၊ တေဌာနံ-သည်၊ ဝိဇ္ဇတိခေါပန-သည်သာ၊ အဂါ
 ရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇိတော-သည်၊ သမာနော-သော်၊
 အာတပုံ-ကို၊ အန္ဓာယ - ၍၊ ပဓာနံ - ကို၊ အန္ဓာယ - ၍၊ အနုယောဂံ-ကို၊
 အန္ဓာယ-၍၊ အပ္ပမာဒံ - ကို၊ အန္ဓာယ - ၍၊ သမ္ပာ-စွာ၊ မနသိကာရံ-ကို၊
 အန္ဓာယ-၍၊ ယထာယေန စေတောသမာဓိနာ-ဖြင့်၊ ဝိတ္ထေ-ကို၊ သမာဟိတေ-
 သော်၊ တံပုဗ္ဗေနိဝါသံ-ကို၊ ဝါ-ထိုရှေးဘဝ၌ နေအပ်ဖူးသောကာမာဝစရ
 နတ်၏ အတ္တဘောကို၊ အနုဿရတိ-၏၊ တတော ပုဗ္ဗေနိဝါသတော - ထက်၊
 ပရံ-သော၊ ပုဗ္ဗေနိဝါသံ-သို့၊ နာနုဿရတိ-နိုင်၊ တထာရူပံ-သော၊ စေတော
 သမာဓိ-ကို၊ ဝါ-သို့၊ ဖုသတိ-ရ၏၊ ဝါ-ရောက်၏၊ ယံယေန ဌာနေန-
 ကြောင့်၊ သောသတ္တော-သည်၊ ဝေ-သို့၊ အာဟ-၏၊ ကိ-သို့၊ အာဟ-နည်း။

ဘောဇ္ဇော - ကုန်သော၊ ယေတေဒေဝါ - အကြင် ကာမာဝစရနတ်တို့သည်၊
 ခိဉ္ဇာပဒေါသိကာ - မြူးတူးပျော်ပါး ကစားခြင်းဖြင့် ပျက်စီးတတ်ကုန်သည်၊
 ဝါ - မြူးတူးပျော်ပါး ကစားခြင်းဖြင့် ပျက်စီးခြင်းမျှကုန်သည်၊ နဟောန္တိ၊
 မဟုတ်ကုန်၊ တေဒေဝါ-တို့သည်၊ ဝေလံ-ကို၊ အတိ-ကုန်၍၊ ဟဿခိဉ္ဇာရတိဓမ္မ
 သမာပန္နာ-ကုန်သည်၊ ဟုတော-ကုန်၍၊ န ဝိဟရန္တိ-ကုန်၊ ဝေလံ-ကို၊ အတိ-
 ကုန်၍၊ ဟဿခိဉ္ဇာရတိဓမ္မသမာပန္နာနံ-ကုန်သည်ဖြစ်၍၊ ဝိဟရတံ-ကုန်သော၊
 တေသံဒေဝါနံ-တို့အား၊ ဝါ-တို့၏၊ သတိ-သည်၊ နသမ္မုဿတိ - မပျောက်
 ပျက်၊ သတိယာ-၏၊ အသမ္မောသာ-ကြောင့်၊ တေဒေဝါ-တို့သည်၊ တမ္မာ
 ကာယာ-မှ၊ န စဝန္တိ-ကုန်သည်၊ နိစ္စာ- ကုန်သည်၊ ဓုခါ-ကုန်သည်၊ သဿတာ-
 ကုန်သည်၊ ဒိဿာယုကာ-ကုန်သည်၊ အဝိပရိဏာမဓမ္မာ-ကုန်သည်၊ ဟုတော-၍၊
 သဿတိသမံ-အတူ၊ ဝါ-အမြဲ၊ ဝါ-ပတ်လုံး၊ တထေဝ-သာလျှင်၊ ဌဿန္တိ-
 ကုန်လတ္တံ့၊ ယေပနမယံ-အကြင်ငါတို့သည်ကား၊ ဝါ-မှာမူကား၊ ခိဉ္ဇာပဒေါ
 သိကာ-မြူးတူးပျော်ပါး ကစားခြင်းဖြင့် ပျက်စီးတတ်ကုန်သည်၊ အဟုမ္မာ-
 ကုန်ပြီ၊ တေမယံ-တို့သည်၊ ဝေလံ-ကို၊ အတိ-ကုန်၍၊ ဟဿခိဉ္ဇာရတိဓမ္မသမာ
 ပန္နာ-ကုန်သည်၊ ဟုတော-ကုန်၍၊ ဝိဟရိမ္မာ-ကုန်ပြီ၊ ဝေလံ-ကို၊ အတိ-ကုန်၍၊
 ဟဿခိဉ္ဇာရတိဓမ္မသမာပန္နာနံ-ကုန်သည်ဖြစ်၍၊ ဝိဟရတံ-ကုန်သော၊ တေသံ
 နော-တို့ငါတို့အား၊ ဝါ-တို့၏၊ သတိ-သည်၊ သမ္မုဿတိ-၏၊ သတိယာ-၏၊
 သမ္မောသာ-ကြောင့်၊ ဧဝံ-သို့၊ မယံ-တို့သည်၊ (တစ်နည်း) တေမယံ-တို့သည်၊
 တမ္မာကာယာ-မှ၊ စုတာ-ကုန်သည်၊ အနိစ္စာ-ကုန်သည်၊ အဓုခါ-ကုန်သည်၊
 အဿသတာ - ကုန်သည်၊ အပ္ပာယုကာ - ကုန်သည်၊ စဝနဓမ္မာ - ကုန်သည်၊
 ဟုတော-ကုန်၍၊ ဣတ္ထတ္တံ-သို့၊ အာဂတာ-ကုန်ပြီ၊ ဣတိဧဝံ-သို့၊ အာဟ-၏၊
 ဧတံဌာနံ-သည်၊ ဝိဇ္ဇတိဓေါပန-သည်သာ။

အာယသ္မုဇ္ဇော-တို့၊ တုမေ-တို့သည်၊ ဧဝံဝိဟိတကံ-သော၊ ခိဉ္ဇာပဒေါ
 သိကံ သော၊ အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထနော-လော၊ ဣတိ-သို့၊
 ဗျာကဗျေမိ-၏၊ တေသမဏဗြာဟ္မဏာ-တို့သည်၊ ဧဝံ-သို့၊ အာဟံသု-ကုန်ပြီ၊
 ကိ-သို့၊ အာဟံသု-နည်း၊ အာဝုသောဂေါတမ-မ၊ အာယသ္မာဂေါတမော-
 သည်၊ အာဟ ယထေဝ-ကဲ့သို့သာလျှင်၊ ဧဝံ-တူ၊ နော-တို့သည်၊ သုတံ-ပြီ။

(တစ်နည်း) အာဝုသောဂေါတမ- မ၊ ယထေဝ ယထာဧဝ - သာလျှင်၊
 အာယသ္မာဂေါတမော-သည်၊ အာဟ-ပြီ၊ ဧဝံဓေါ-သာလျှင်၊ နော-တို့သည်၊
 သုတံ-ပြီ၊ ဣတိဧဝံ-သို့၊ အာဟံသု-ကုန်ပြီ၊ ဘဂ္ဂဝ-ဝ၊ အဟံ-သည်၊ အဂ္ဂညံ-
 ကိုလည်း၊ ပဇာနာမိ-မူ၏၊ တံစ အဂ္ဂညံ-ကိုလည်း၊ ပဇာနာမိ-၏၊ တတော
 အဂ္ဂညတော-ထက်၊ ဥတ္တရိတရဉ္စ - ကိုလည်း၊ ပဇာနာမိ-မူ၏၊ တံသဗ္ဗံ-ကို၊

ပဇာနိ-ပဇာနန္တောစ-သော်လည်း၊ နပရာမသာမိ-မမ္မ၊ အပရာမသတောစ-
သော၊ မေ-အာ၊ ဝါ-ဘည၊ ယံနိဗ္ဗုတိ-ကို၊ အဘိဇာနိ-သော၊ တထာ
ဂတော-သည၊ အနယံ-ဘိ၊ နောဒောပဇ္ဇတိ-မမ္မ၊ ပစ္စတ္တညေဝ-ဌိသာလျှင်၊
သာနိဗ္ဗုတိ-သည၊ ဝါ-ကို၊ ပစ္စတ္တညေဝ-ဌိသာလျှင်၊ ဝိဒိတာ-ပြီ။

၄၃။ ဘဂ္ဂဝ-ဝ၊ ဧကေ-ကုန်သော၊ ယေသမဏဗြာဟ္မဏာ-တို့သည်၊ မနော
ပဒေါသိကံ - ပနောပဒေါသိက နတ်ဟူသော အကြောင်းရင်း ရှိသော၊ ဝါ-
အကြောင်းရင်း ဖြစ်၍ ဖြစ်သော မနောပဒေါသိက နတ်ရှိသော၊ ဝါ-
အကြောင်းရင်း ဖြစ်၍ဖြစ်သောစိတ်ကို ပြစ်မှားတတ်သော နတ်ရှိသော၊ အာစ-
ရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေဏ္ဍိ-ကုန်၏၊ ဧကေ-ကုန်သော၊ တေ သမဏ
ဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ အဟံ-သည်၊ တေ သမဏဗြဟ္မဏေ-တို့ကို၊
ဝါ-တို့သို့၊ ဥပသကံမိတော-၍၊ ဧဝံ-သို့၊ ဝဒါမိ-မူ၏၊ ကိံ-သို့၊ ဝဒါမိ-နည်း၊
အာယသ္မန္တော-တို့၊ တုမ္ပေ-တို့သည်၊ မနောပဒေါသိကံ-သော၊ အာစရိယကံ-
ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထ-ကုန်၏၊ ဣတိ-သို့၊ ကိရ-အဆင့်စကား ငါတုရား
ကြားသိတော်မူရသည်ကား၊ ဝါ-အဆင့်စကားငါတုရားကြားသိတော်မူရသော
စကားသည်ကား၊ သစ္စံ-မှန်ပေသလော၊ ဝါ-အမှန်ပင်ဖြစ်ပါသလော၊ ဣတိ
ဧဝံ-သို့၊ ဝဒါမိ-၏၊ တေ သမဏဗြာဟ္မဏာစ-တို့သည်လည်း၊ ဝါ-တို့ကိုလည်း၊
မေ-သည်၊ ဧဝံ-သို့၊ ပုဋ္ဌာ-အပ်ကုန်သည်၊ သမာနာ-သော်၊ အာမောတိ-ဟူ၍၊
ပဋိဇာနန္တိ-ကုန်၏၊ အဟံ-သည်၊ တေသမဏဗြာဟ္မဏေ-တို့ကို၊ ဧဝံ-သို့၊ ဝဒါမိ-
မူ၏၊ ကိံ-သို့၊ ဝဒါမိ-နည်း၊ အာယသ္မန္တော-တို့၊ တုမ္ပေ-တို့သည်၊ ကထဝိဟိ-
တကံ-သော၊ မနောပဒေါသိကံ-သော၊ အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊
ပညပေထပန-ကုန်သနည်း၊ ဣတိဧဝံ-သို့၊ ဝဒါမိ-မူ၏ တေသမဏဗြာဟ္မဏာ-
တို့သည်၊ ဝါ-တို့ကို၊ မယာ-သည်၊ ပုဋ္ဌာ-ကုန်သည်၊ သမာနာ-သော်၊
နသမ္ပာယန္တိ-ကုန်၊ အာမ္ပာယန္တော-ကုန်သည်ရှိသော်၊ မမိယေဝ-ကိုသာလျှင်၊
ပဋိပုစ္ဆန္တိ-ကုန်၏၊ အဟံ-သည်၊ ဝါ-ကို၊ တေသံ သမဏဗြာဟ္မဏာနံ-တို့အား၊
ဝါ-တို့သည်၊ ပုဋ္ဌာ-အပ်သည်၊ သမာနော-သော်၊ ဗျာကဇောမိ-မူ၏၊ ကိံ-
သို့၊ ဗျာကဇောမိ-နည်း။

၄၄။ အာဝုသော-တို့၊ မနောပဒေါသိကာနာမ-မနောပဒေါသိကအမည်
ရှိကုန်သော၊ ဝါ-စိတ်ကိုဖျက်ဆီးတတ်ကုန်သည်၏အဖြစ်ကြောင့်၊ မနောပဒေါ
သိကအမည်ရှိကုန်သော၊ ဝါ-စိတ်ဖြင့်ပျက်စီးခြင်းရှိကုန်သည်၏ အဖြစ်ကြောင့်
မနောပဒေါသိကအမည်ရှိကုန်သော၊ ယေဒေဝါ-အကြင် စာတုမဟာရာဇ်နတ်တို့
သည်၊ သန္တိ-ကုန်၏၊ တေဒေဝါ-တို့သည်၊ ပေလံ-ကို၊ အတိ-ကုန်၍၊ အညမည်-
အချင်းချင်းကို၊ ဝါ-တစ်ယောက်သည် တစ်ယောက်ကို၊ ဥပနိဇ္ဈာယန္တိ-ဒေါသ

လုံလိုက် စိတ်အမှိုက်ကြောင့် ငိုက်စိုက်တိမ်းယိမ်း တမှိုန်းမှိုန်းဖြင့် တစိမ့်စိမ့် ရှု
 ကြည့်ကြကုန်၏။ တေဒေဝါ-တို့သည်၊ ဝေလံ-ကို၊ အတိ-ကုန်၍၊ အညမည-
 ကို၊ ဥပနိဇ္ဈာယန္တာ-ကုန်လျက်၊ အညမညမှို-၌၊ စိတ္တာနိ-တို့ကို၊ ပဒုသန္တိ-
 ဖျက်ဆီးကြကုန်၏။ ဝါ-ပြစ်မှားကြကုန်၏။ တေဒေဝါ-တို့သည်၊ အညမည-
 အား၊ ပဒုဋ္ဌစိတ္တာ-ဒေါသသည် ဖျက်ဆီး အပ်သော စိတ်ရှိကြကုန်သည်။
 ကိလန္တကာယာ-ပင်ပန်းသောကိုယ်ရှိကြကုန်သည်။ ကိလန္တစိတ္တာ-ပင်ပန်းသော
 စိတ် ရှိကြကုန်သည်။ ယောန္တိ-ကုန်၏။ တေဒေဝါ-တို့သည်၊ တမ္ဘာကာယာ-
 ထိုစာတုမဟာရာဇ်နတ်အပေါင်းမှ၊ စာန္တိ-ရွှေလျောကြရကုန်၏။ အာဝုသော-
 တို့၊ ယံ ယေနဌာနေန-ကြောင့်၊ အညတရော-သော၊ သတ္တော-သည်၊ တမ္ဘာ-
 ကာယာ-မှ၊ စဝိတော-၍၊ ဣတ္ထတ္တံ-ဤသို့ အပြားရှိသော လူ၏ အဖြစ်သို့၊
 အာဂစ္ဆတိ-၏။ တေဌာနံ-သည်၊ ဝိဇ္ဇတိခေါပန-သည်သာ၊ ယံယေနဌာနေန-
 ကြောင့်၊ ဣတ္ထတ္တံ-သို့၊ အာဝုသော-သည်၊ သမာနေဓ-သော်၊ အဂါရသ္မာ-မှ၊
 နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ ပဗ္ဗတိ-၏။ တေဌာနံ-သည်၊ ဝိဇ္ဇတိခေါပန-သည်
 သာ၊ ယံ ယေနဌာနေန-ကြောင့်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊
 ပဗ္ဗတိ-တော-သည်၊ သမာနေဓ-သော်၊ အာတပုံ-ကို၊ အန္ဓာယ-၍ ။ပ။ ယထာ
 ယေန စေတောသမာဓိနာ-ဖြင့်၊ စိတ္တေ-ကို၊ သမာယိတေ-သော်၊ တံပုဗ္ဗေနိဝါသံ-
 ကို၊ ဝါ-ထိုရှေးဘဝ၌နေအပ်ဖူးသော မနောပဒေါသိကစာတုမဟာရာဇ်နတ်၏
 ခန္ဓာကို၊ အနုဿရတိ-၏။ တတောပုဗ္ဗေနိဝါသတော-တက်၊ ပရိ-သော၊
 ပုဗ္ဗေနိဝါသံ-ကို၊ နာနုဿရတိ-နိုင်၊ တထာရူပံ-သော၊ စေတောသမာဓိ-သို့၊
 ဖုသတိ-၏။



သော သတ္တော-သည်၊ ဝေ-သို့၊ အာဟ-ပြု၊ ကံ-သို့၊ အာဟ-နည်း၊
 ဘောဇ္ဇော-အရှင်ဖြစ်ကုန်သော၊ ယေတေဒေဝါ-တို့သည်၊ မနောပဒေါသိကာ-
 စိတ်ဖြင့်ပျက်စီးခြင်း ရှိကြကုန်သည်။ ယောန္တိ-ကုန်၏။ တေဒေဝါ-တို့သည်၊
 ဝေလံ-ကို၊ အတိ-ကုန်၍၊ အညမည-ကို၊ နဥပနိဇ္ဈာယန္တိ-ကုန်၏။ တေဒေဝါ-
 တို့သည်၊ ဝေလံ-ကို၊ အတိ-ကုန်၍၊ အညမည-ကို၊ နဥပနိဇ္ဈာယန္တာ-ကုန်လျက်၊
 အညမညမှို-၌၊ စိတ္တာနိ-တို့ကို၊ နပုဒေါသေန္တိ-ကုန်၏။ တေဒေဝါ-တို့သည်၊
 အညမည-အား၊ အပုဒုဋ္ဌစိတ္တာ-ကုန်သည်။ အကိလန္တကာယာ-ကုန်သည်၊
 အကိလန္တစိတ္တာ-ကုန်သည်၊ ဟုတော-ကုန်၍၊ နစာန္တိ-ကုန်၏။ နိစ္စာ-ကုန်သည်၊
 ဓုဝါ-ကုန်သည်၊ သဿတာ-ကုန်သည်၊ ဧဿာယုကာ-ကုန်သည်၊ အဝိပရိကာမ-
 မော-ကုန်သည်၊ ဟုတော-ကုန်၍၊ ပဿတိသမံ-တူ၊ ဝေထေဝ-တူသာလျှင်၊
 ဌာယန္တိ-ကုန်လိမ့်လတ္တံ့၊ ယေပနမယံ-တို့သည်ကာ၊ မနောပဒေါသိကာ-ကုန်
 သည်၊ အဟမ္ဘာ-ကုန်ပြီ၊ တေမယံ-တို့သည်၊ ဝေလံ-ကို၊ အတိ-ကုန်၍၊
 အညမည-ကို၊ ဥပနိဇ္ဈာယိမှ-ကုန်ပြီ၊ တေမယံ-တို့သည်၊ ဝေလံ-ကို၊ အတိ-

ကုန်၍၊ အညမညံ-ကို၊ ဥပနိဇ္ဈာယန္တာ-ကုန်လျက်၊ အညမညမိ-၌၊ စိတ္တာနိ-တို့ကို၊
 ပဒုသိမ္မာ-ကုန်ပြီ၊ တေမယံ-တို့သည်၊ အညမညံ-အား၊ ပဒုဋ္ဌစိတ္တာ-ကုန်သည်၊
 ကိလန္တကာယာ-ကုန်သည်၊ ကိလန္တစိတ္တာ-ကုန်သည်၊ ဟုတော-ကုန်၍၊ ဧဝံ-သို့၊
 မယံ-တို့သည်၊ တမ္မာကာယာ-မှ၊ စုတတ-ကုန်သည်၊ အနိစ္စာ-ကုန်သည်၊ အဒ္ဓါဝါ-
 ကုန်သည်၊ အဿသတတ-ကုန်သည်၊ အပ္ပာယုကာ-ကုန်သည်၊ စနေဓမ္မာ-ကုန်သည်၊
 ဟုတော ကုန်၍၊ ဣတ္တတ္တံ-သို့၊ အာဂတတ-ကုန်ပြီ၊ ဣတိဧဝံ-သို့၊ အာဟ-ပြီ။

အာယသ္မန္တော-တို့၊ တုမ္ပေ-တို့သည်၊ ဧဝံဝိဟိတကံ-သော၊ မနောပဒေါ-
 သိကံ-သော၊ အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထနော-လော၊ ဣတိ-
 သို့၊ ဗျာကရောမိ-၏၊ တေ သမဏဗြာဟ္မဏာ-တို့သည်၊ ဧဝံ-သို့၊ အာဟံသု-
 ကုန်၏၊ ကိံ-သို့၊ အာဟံသု-နည်း၊ အာရုသောဂေါတမ-မ၊ အာယသ္မာ
 ဂေါတမော-သည်၊ အာဟ ယထေဝ-ကဲ့သို့သာလျှင်၊ ဧဝံ-တူ၊ နော-တို့သည်၊
 သုတံ-ပြီ၊ (တစ်နည်း) အာရုသောဂေါတမ-မ၊ ယထေဝ ယထာဧဝ-သာ
 လျှင်၊ အာယသ္မာဂေါတမော-သည်၊ အာဟ-ပြီ၊ ဧဝံခေါ-သာလျှင်၊ နော-
 တို့သည်၊ သုတံ-ပြီ၊ ဣတိဧဝံ-သို့၊ အာဟံသု-ကုန်၏၊ ဘဂ္ဂဝ-ဝ၊ အဟံ-သည်၊
 အဂ္ဂညံစ-ကိုလည်း၊ ပဇာနာမိ-၏၊ တံစအဂ္ဂညံ-ကိုလည်း၊ ပဇာနာမိ-၏၊
 တတော အဂ္ဂညတော-ထက်၊ ဥတ္တရိတရံစ-ကိုလည်း၊ ပဇာနာမိ-၏၊ တံသဗ္ဗံ-
 ကို၊ ပဇာနံ ပဇာနန္တော-သော်လည်း၊ နပရာမသာမိ-မမူ၊ အပရာမသတောစ-
 သော၊ မေ-အား၊ ဝါ-သည်၊ ယံနိဗ္ဗုတိံ-ကို၊ အဘိဇာနံ-သော၊ တထာ
 ဂတော-သည်၊ အနယံ-သို့၊ နော အာပဇ္ဇတိ-မမူ၊ ပစ္စတ္တညေဝ-၌သာလျှင်၊
 သာနိဗ္ဗုတိံ-သည်၊ ဝါ-ကို၊ ပစ္စတ္တညေဝ-ကိုယ်တိုင်သာလျှင်၊ ဝိဒိဘာ-ပြီ။

၄၅။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဧကေ - ကုန်သော၊ သမဏဗြာဟ္မဏာ - တို့သည်၊
 အဓိစ္စသမုပ္ပန္နံ-အကြောင်းကို ကျော်လွန်၍ ဖြစ်၏ဟု ပြောဆိုကြောင်းဖြစ်သော၊
 ဝါ-ဟုတ်ဟုတ် ငြားငြားသော အကြောင်းကို စွဲ၍ဖြစ်၏ ဟု ပြောဆိုကြောင်း
 ဖြစ်သော၊ ဝါ - အကြောင်းကင်း၍ ဖြစ်၏ ဟု ပြောဆိုကြောင်း ဖြစ်သော၊
 အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေန္တိ - ကုန်၏၊ ဧကေ-ကုန်သော၊ တေ
 သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ အဟံ-သည်၊ တေ သမဏဗြာဟ္မဏေ-
 တို့ကို၊ ဝါ-တို့သို့၊ ဥပသကံမိတော-၍၊ ဧဝံ-သို့၊ ဝဒါမိ-၏၊ ကိံ-သို့၊ ဝဒါမိ-
 နည်း၊ အာယသ္မန္တော-တို့၊ တုမ္ပေ-တို့သည်၊ အဓိစ္စသမုပ္ပန္နံ-သော၊ အာစရိယကံ-
 ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထ ကိရ-သည်ကား၊ သစ္စံ-လော၊ ဣတိ ဧဝံ-သို့၊
 ဝဒါမိ-၏၊ တေ စ သမဏဗြာဟ္မဏာ-တို့သည်လည်း၊ ဝါ-တို့ကိုလည်း၊ မေ-
 သည်၊ ဧဝံ-သို့၊ ပုဋ္ဌာ-ကုန်သည်၊ သမာနာ-သော်၊ အာမောတိ-ဟူ၍၊ ပဋိ-
 ဇာနန္တိ-ကုန်၏၊ အဟံ-သည်၊ တေသမဏဗြာဟ္မဏေ-တို့ကို၊ ဧဝံ-သို့၊ ဝဒါမိ-၏။

ကိံ-သို့၊ ဝဒါမိ-နည်း၊ အာယသ္မန္တော-တို့၊ တုမေ-တို့သည်၊ ကထံဝိဟိတကံ-
 သော၊ အဓိစ္စသမ္ပပုန္န-သော၊ အာစရိယကံ-ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထ-
 ပန-နည်း၊ ဣတိ ဝေ-သို့၊ ဝဒါမိ-၏၊ တေ သမဏဗြာဟ္မဏာ-တို့သည်၊ ဝါ-
 တို့ကို၊ မယာ-သည်၊ ပုဋ္ဌာ-ကုန်သည်၊ သမာနာ-သော်၊ န သမ္မာယန္တိ-ကုန်၊
 အသမ္မာယန္တော-သော်၊ မမိယေဝ-ကိုသာလျှင်၊ ပဋိပုစ္ဆန္တိ-ကုန်၏၊ တေသံ သမဏ
 ဗြာဟ္မဏာနံ-တို့အား၊ ဝါ-တို့သည်၊ အဟံ-သည်၊ ဝါ-ကို၊ ပုဋ္ဌော-အပ်သည်၊
 သမာနော-သော်၊ ဗျာကရောမိ-မူ၏၊ ကိံ-သို့၊ ဗျာကရောမိ-နည်း။



၄၆။ အာဝုသော - တို့၊ အသညသတ္တာနာမ - အသညသတ္တ အမည်ရှိကုန်
 သော၊ ဝါ-သညာမရှိသော သတ္တဝါတို့ မည်ကုန်သော၊ ယေ ဒေဝါ-အကြင်
 ဗြဟ္မာတို့သည်၊ သန္တိ-ဟုန်၏၊ တေဒေဝါ-တို့သည်၊ သညပ္ပာဒါစပန-ပဋိသန္ဓေ
 သညာ၏ ဖြစ်ခြင်းကြောင့် သာလျှင်၊ တမှာ ကာယာ-ထို အသညသတ် ဗြဟ္မာ
 အပေါင်းမှ၊ ဝါ-ထိုအသညသတ်ဗြဟ္မာတို့မှ၊ စဝန္တိ-ကုန်၏၊ အာဝုသော-တို့၊
 ယံယေနဌာနေန-ကြောင့်၊ အညတရော-သော၊ သတ္တော-သည်၊ တမှာကာယာ-
 မှ၊ စဝိတော-ခဲ့၍၊ ဣတ္တတ္တံ-ဤသို့ အပြားရှိသော လူ၏အဖြစ်သို့၊ အာဂစ္ဆတိ-၏၊
 တေံဌာနံ-သည်၊ ဝိဇ္ဇတိခေါပန-သည်သာ၊ ယံယေနဌာနေန-ကြောင့်၊ ဣတ္တတ္တံ-
 သို့၊ အာဂတော-သည်၊ သမာနော-သော်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အန-
 ဂါရိယံ-သို့၊ ပဗ္ဗဇတိ-၏၊ တေံ ဌာနံ-သည်၊ ဝိဇ္ဇတိ ခေါပန-သည်သာ၊ ယံ
 ယေနဌာနေန-ကြောင့်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ ပဗ္ဗ-
 ဇိတော-သည်၊ သမာနာ-သော်၊ အာတပုံ-ကို၊ အန္ဓာယ-၍၊ ပဓာနံ-ကို၊
 အန္ဓာယ-၍ ။ပ။ ယထာ ယေန စေတောသမာဓိနာ-ဖြင့်၊ စိတ္တေ-ကို၊ သမာဟိ
 တေ-သော်၊ တံ သညပ္ပာဒံ-ထိုပဋိသန္ဓေသညာ၏ ဖြစ်ခြင်းကို၊ အနုဿရတိ-၏၊
 တတော သညပ္ပာဒတော-ထက်၊ ပရံ-သော၊ သညပ္ပာဒံ-ကို၊ နာနုဿရတိ-နိုင်၊
 တထာရူပံ-သော၊ စေတောသမာဓိံ-ကို၊ ဖုသတိ-၏၊ တံဌာနံ-သည်၊ ဝိဇ္ဇတိ
 ခေါပန-သည်သာ၊ သော သတ္တော-သည်၊ ဝေ-သို့၊ အာဟ-ပြီ၊ ကိံ-သို့၊
 အာဟ-နည်း၊ အတ္တာ စ-အတ္တသည် လည်းကောင်း၊ လောကော စ-လောက
 သည် လည်းကောင်း၊ အဓိစ္စသမ္ပပုန္နော- အကြောင်းကို ကျော်လွန်၍ ဖြစ်ခဲ့၏၊
 ဝါ-ဟုတ်ဟုတ် ငြားငြားသော အကြောင်းကိုစွဲ၍ ဖြစ်ခဲ့၏၊ ဝါ- အကြောင်း
 ကင်း၍ ဖြစ်ခဲ့၏၊ ကိံဿ ဟေတု-အဘယ်အကြောင်းကြောင့်၊ အတ္တာ စ-သည်
 လည်းကောင်း၊ လောကော စ-သည် လည်းကောင်း၊ အဓိစ္စသမ္ပပုန္နော-နည်း၊
 ဟိယသ္မာ-ကြောင့်၊ အဟံ-သည်၊ ပုဗ္ဗေ-၌၊ ဝါ-က၊ နာဟောသိံ-မဖြစ်ဖူးခဲ့၊
 သော အဟံ-သည်၊ တေရဟိ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ အဟုတော-ရှေးက
 မဖြစ်မူ၍ ယခုမှ ထင်ရှားဖြစ်သည်၏ အဖြစ်ဖြင့်၊ (တစ်နည်း) သတ္တတာယ-
 သန္တတာယ-သတ္တဝါသစ်၏ အဖြစ်ဖြင့်၊ ပရိဏတော-ညွတ်ခဲ့သည်၊ အမှီ-ဖြစ်၏။

ဣတိ တဿာ-ကြောင့်၊ အတ္တာ စ-သည် လည်းကောင်း၊ သောကော စ-သည်
 လည်းကောင်း၊ အဓိဇ္ဇသမ္ပုဇ္ဈာ-၏၊ ဣတိဝေ-သို့၊ အာဟ-ပြီ၊ အာယသ္မန္တာ-
 တို့၊ တုမေ-တို့သည်၊ ဝေ ဝိဟိတကံ-သော၊ အဓိဇ္ဇသမ္ပုဇ္ဈာ-ဟုတ်ဟုတ်ငြားငြား
 သော အကြောင်းကို စွဲ၍ဖြစ်၏ ဟု ပြောဆိုကြောင်းဖြစ်သော၊ အာစရိယကံ-
 ကို၊ အဂ္ဂညံ-ဟူ၍၊ ပညပေထနော - ကုန်သလော၊ ဣတိ-သို့၊ ဗျာကရောမိ-
 မှု၏၊ တေ သမဏပြာဟ္မဏာ - တို့သည်၊ ဝေ-သို့၊ အာဟံသု-ကုန်ပြီ၊ ကိ-သို့၊
 အာဟံသု- ကုန်သနည်း၊ အာဂုသော ဂေါတမ-မ၊ ယထေဝ ယထာစေ-ဖြင့်
 သာလျှင်၊ အာယသ္မာ ဂေါတမော-သည်၊ အာဟ-မူခဲပါပြီ၊ ဝေ ခေါ-အား
 ဖြင့်သာလျှင်၊ နော-တို့သည်၊ သုတံ-အပ်ပါပြီ၊ ဣတိဝေ-သို့၊ အာဟံသု- ကုန်
 ပြီ၊ ဘဂ္ဂဝ-ဝ၊ အဟံ-သည်၊ အဂ္ဂညံစ-ကိုလည်း၊ ပဇာနာမိ-မှု၏၊ တဉ္စ အဂ္ဂညံ-
 ကိုလည်း၊ ပဇာနာမိ-၏၊ တတော အဂ္ဂညတော-ထက်၊ ဥတ္တရိတရဉ္စ-ကိုလည်း၊
 ပဇာနာမိ-၏၊ တံသဗ္ဗံ-ကို၊ ပဇာနံ စ=ပဇာနန္တော စ-ပါသော်လည်း၊ နပရာမ-
 သာမိ-မမှ၊ အပရာမသတော စ-သော၊ မေ-အား၊ ဝါ-သည်၊ ယံနိဗ္ဗုတိ-ကို၊
 အတိဇာနံ-သော၊ တထာဂတော-သည်၊ အနယံ-သို့၊ နော အာပဇ္ဇတိ-မမှ၊
 ပစ္စတ္တညေပ - ဌ်သာလျှင်၊ နိဗ္ဗုတ္တိတာ-သော၊ သာနိဗ္ဗုတိ-သည်၊ ဝါ-ကို၊
 ပစ္စတ္တညေဝ-တိုင်သာလျှင်၊ ဝိဒိတာ-ထင်ရှားပြီ၊ ဝါ-သိအပ်ပြီ။

၄၇။ ဘဂ္ဂဝ-ဘဂ္ဂဝ၊ ဝေဝါဒိ-ဤသို့ ဟောတော်မူလေ့ရှိသော၊ ဝေ
 အက္ခာယိ-ဤသို့ ဟောတော်မူလေ့ရှိသော၊ မိ-ကို၊ ဗေက-ကုန်သော၊ သမဏ
 ပြာဟ္မာ အာ-တို့သည်၊ သသတာ-ထင်ရှားရှိသော အနက်မရှိသော၊ ဝါ-ထင်ရှား
 မရှိသော အနက်ရှိသော၊ တုတ္ထာ-အနှစ်မမှီး အချည်းနှီးသော၊ မုသာ-ချွတ်
 ယှင်း ဖောက်ပြန် မဟုတ်မမှန်သော၊ အဘူတေန-မဟုတ်မမှန်သော၊ ဝါ-
 ထင်ရှားရှိသောအနက်မှကင်းသော၊ ဝဇေန-စကားဖြင့်၊ အပ္ပာစိက္ခန္တိ-လွမ်း
 မိုး၍ ပြောဆိုကြကုန်၏၊ ဝါ-စွပ်စွဲကြကုန်၏၊ ကိ-သို့၊ အပ္ပာစိက္ခန္တိ-ကုန်
 သနည်း၊ ဂေါတမော-ဂေါတမ အနွယ်ရှိသော၊ သမဏော-ရဟန်းသည်၊
 ဝိပရိဟော-ဖောက်ပြန်ခဲ့၏၊ ဝါ-ဖောက်ပြန်သော သညာရှိခဲ့၏၊ ဝါ-ဖောက်
 ပြန်သော စိတ်ရှိခဲ့၏၊ ဧဝံလံ-ရဟန်းတို့နှင့် မရောမယှက် သက်သက်၊ ဂေါ
 တမော-သော၊ သမဏောယေဝ-သည်သာ၊ နဝိပရိဟော - ဖောက်ပြန်ခဲ့သည်
 မဟုတ်သေး၊ အထခေါ - အဟုတ်အမှန်ကား၊ ဘိက္ခဝေါစ-အဆုံးအမ နာခံ
 တတ်သော ရဟန်းတို့သည်လည်း၊ ဝိပရိဟော-ဖောက်ပြန်ကြကုန်သေးသည်သာ၊
 သမဏော ဂေါတမော-သည်၊ ဝေ-သို့၊ အာဟ-ခဲ့ပြီ၊ ကိ-သို့၊ အာဟ-နည်း၊
 ယသ္မိ သမယေ- အကြင်အခါ၌၊ သုဘဝိဒမာက္ခံ- သုဘဝိဒောက္ခသို့၊ ဝါ-ကို၊
 ဝါ-တင့်တယ်သော ဝဏ္ဏကသိုဏ်းဟူ၍ဖြစ်သော ကိလေသာတို့မှ လွတ်သော
 သမာပတ်ကို၊ ဝါ-တင့်တယ်သော ဝဏ္ဏကသိုဏ်းဟူသောအာရုံရှိသော ကိလေ

သာတို့မုလုတ်သော သမာပတ်ကို၊ ဥပသမ္ပဇ္ဇ-ရောက်၍၊ ဝါ-ပြီးစေ၍၊ ဝိဟရတိ-၏။ တသ္မိံ သမယေ-သုဘဝိမောက္ခသ္မိံ ရောက်၍နေရာ ထိုအခါ၌၊ သဗ္ဗ-အလုံးစုံသော သုဘအသုဘဟူသော အာရုံကို၊ အသုဘန္တေဝ - အသုဘဟူ၍ သဘလျှင်၊ ပဇာနာတိ - အပြားအားဖြင့်သိ၏။ ဣတိဝေ-သို့၊ အာဟ-ခဲ့ပြီ။ ဣတိ-သို့၊ အဗ္ဘာစိက္ခန္တိ-ကုန်၏။ ဘဂ္ဂဝ-ဝ၏။ ခေါပန-ထိုသို့ပင် စွပ်စွဲကြ ကြကုန်သော်လည်း၊ အဟံ-သည်။ ဝေ-ဤသို့ စွပ်စွဲကြသည့်အတိုင်း၊ ယသ္မိံ သမယေ-၌၊ သုဘဝိမောက္ခ-သို့၊ ဝါ-ကို၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ တသ္မိံ သမယေ-၌၊ သဗ္ဗ-ကို၊ အသုဘန္တေဝ-ဟူ၍သာ၊ ပဇာနာတိ-၏။ ဣတိဝေ-သို့၊ နခေါဝဒါမိ - မိန့်တော်မူသည်သာ၊ ဝါ - မိန့်တော်မူသည် မဟုတ်သည်သာ၊ ဘဂ္ဂဝ-ဘဂ္ဂဝ၊ စခေါ-အဟုတ်အမှန်ကား၊ ယသ္မိံ သမယေ-၌၊ သုဘဝိမောက္ခ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ တသ္မိံ သမယေ-၌၊ သုဘဝိမောက္ခ-ကို၊ သုဘန္တေဝ-ဟူ၍သာ၊ ပဇာနာတိ-၏။ ဝေ-သို့သာ၊ ဝဒါမိ-မူ၏။ ယေသမဏဗြာဟ္မဏာ-တို့သည်။ ဘဂဝန္တိ-ငါဘုရားကို၊ ဝိပရိတတော - ဖောက်ပြန်သော အားဖြင့်၊ ဝါ-ဖောက်ပြန်သော သညာရှိသောအားဖြင့်၊ ဝါ-ဖောက်ပြန်သော စိတ်ရှိသောအားဖြင့်၊ ဝါ-ဖောက်ပြန်၏ဟူ၍၊ ဒဟန္တိ-ထားကြကုန်၏။ တေစသမဏဗြာဟ္မဏာ-တို့ငါဘုရားကို စွပ်စွဲသော ရဟန်းပုဏ္ဏားတို့သည်လည်း၊ ဝိပရိတော-ဖောက်ပြန်ကြကုန်၏။ ဧကဝလံ-တပည့်တို့နှင့် မရောမယှက် သက်သက်၊ တေသမဏဗြာဟ္မဏာယေဝ-တို့သည်သာ၊ နဝိရတော-ကုန်သေး၊ အတခေါ-ကား၊ တေသံသမဏဗြာဟ္မဏာနံ-တို့၏။ အန္တေဝါသိကာ-အနီးနေတပည့် ဖြစ်ကုန်သော၊ ဘိက္ခဝေါစ-ရဟန်းတို့သည်လည်း၊ ဝိပရိတော-ကုန်သေးသည်သာ။ (ဤကား အဋ္ဌကထာနှင့်အညီ ယောဇနာအပ်သော နည်းတည်း။)



(တစ်နည်း) ယေသမဏဗြာဟ္မဏာ - တို့သည်၊ ဘဂဝန္တိ - ငါဘုရားကို လည်းကောင်း၊ ဘိက္ခဝေါစ-ငါဘုရား၏ တပည့်ရဟန်းတို့ကို လည်းကောင်း၊ ဝိပရိတတော-ဖောက်ပြန်သောအားဖြင့်၊ ဝါ-ဖောက်ပြန်၏ဟူ၍၊ ဒဟန္တိ-ထားကြကုန်၏။ တေစ သမဏဗြာဟ္မဏာ - တို့သည်သာ၊ ဝိပရိတော-ကုန်၏။ (အယံ အမှောက်ခန္တိ-ဤနည်း၌ တေစ-ဟု ရှိရမည်။ တေစ-ဟု ရှိလျှင်လည်း အဝဇာရဏတ္ထသကြံ။) ဣတိ-သို့၊ အဝေါစ-မြတ်စွာဘုရားက မိန့်တော်မူပြီ။ ဘန္တေဘုရား၊ အဟံ-သည်။ ဘဂဝတိ-၌၊ ဝေ-သို့၊ ပသန္တော-ကြည်လင် ခဲ့ပါ၏။ ကိ-သို့၊ ပသန္တော-နည်း၊ ယထာ - အကြင်သို့သော အခြင်းအရာအားဖြင့်၊ ဓမ္မေ-တရားကို၊ ဒေသိယမာနေ-ဟောတော်မူအပ်သည်ရှိသော်၊ အဟံ-သည်။ သုဘဝိမောက္ခ-ကို၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟာရေယျ-နေနိုင်ရာ၏။ တထာ-အားဖြင့်၊ မေ - အား၊ ဘဂဝါ - သည်၊ ဓမ္မ-ကို၊ ဒေသေတံ - ဟောတော်မူခြင်းငှာ၊ ပဟောတိစ-စွမ်းလည်း စွမ်းနိုင်တော်မူခဲ့၏။ ဣတိဝေ-သို့၊ ပသန္တော-ခဲ့ပါ၏။ ဣတိ-သို့၊ အဝေါစ-ဘဂ္ဂဝဂေါတ္ထပရိပိုဇက လျှောက်ပြီ။

၄၈။ ဘဂ္ဂဝ-ဝါ အညဒိဋ္ဌိကေန-ငါဘုရား သာသနာတော်မှ တစ်ပါး
 သောအယုဂ္ဂိသော၊ အညခန္တိကေန-ငါဘုရား သာသနာတော်မှ တစ်ပါးသော
 မြိန်ရှက်သက်ဝင်ခြင်းရှိသော၊ အညရုစိကေန - ငါဘုရား သာသနာတော်မှ
 တစ်ပါးသော ကြိုက်နှစ်သက်ခြင်းရှိသော၊ အညတြ-ငါဘုရားသာသနာတော်မှ
 တစ်ပါးသော တိတ္ထိတို့၏သာသနာ၌၊ အာယောဂေန-အားထုတ်သော၊ အညတြ-
 ငါဘုရားသာသနာတော်မှ တစ်ပါးသော တိတ္ထိတို့၏သာသနာ၌၊ အာစရိယ
 ကေန-ဆရာရှိသော၊ တယာ-သင်သည်၊ ဧတံသုဘံဝိမောက္ခံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊
 ဝိဟရိတုံ-နေခြင်းငှာ၊ ဒုက္ကရံခေါ-ဆင်ရဲသဖြင့် ပြုအပ်သည်သာ၊ ဝါ-ပြုခြင်း
 ငှာခဲယဉ်းသည်သာ၊ ဝါ-ပြုနိုင်ခဲ့သည်သာ၊ (ဤဝါကျ၌ - ဒုက္ကရံခေါ ဧဝံ
 ဘဂ္ဂဝ-ဟု မှအစောင်စောင်ပျက်လျက်ရှိကြ၏၊ ဒုက္ကရံခေါ ဧတံဘဂ္ဂဝ-ရှိမှရှေ့
 နောက် ညီညွတ်မှန်ကန်မည်)၊ ဘဂ္ဂဝ-ဝါ အဟံ-သည်၊ ဣသံ-တိုက်တွန်းတော်
 မူ၏၊ ဧတေ-အား၊ ဝါ-၏၊ မယံ-၌၊ ယောစ အယံပသာဒေါ-အကြင် ကြည်
 လင်ခြင်းသည်လည်း၊ အတ္ထိ-၏၊ တမေဝပသာဒံ - ကိုသာလျှင်၊ တံ-သည်၊
 သာဓုကံ-ကောင်းစွာ၊ အနုရုက္ခ-စောင့်ရှောက်လော့၊ ဣတိ-သို့၊ အဝေါစ-
 မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ၊ ဘန္တေ-ဘုရား၊ အညဒိဋ္ဌိကေန-သော၊
 အညခန္တိကေန-သော၊ အာစရိယကေန-သော၊ မယာ-သည်၊ သုဘံဝိမောက္ခံ-သို့၊
 ဥပသမ္ပဇ္ဇ-၍၊ ဝိဟရိတုံ-ငှာ၊ သစေဒုက္ကရံ - အကယ်၍ ဆင်ရဲသဖြင့် ပြုအပ်
 ခဲ့အံ့၊ ဘန္တေ-ဘုရား၊ ဧဝံသတိ-သော်၊ မေ-အား၊ ဝါ-၏၊ ဘဂ္ဂဝတံ-၌၊
 ယောစ အယံ ပသာဒေါ-သည်လည်း၊ အတ္ထိ-ပါ၏၊ တမေဝပသာဒံ-ကိုသာ
 လျှင်၊ အဟံ-သည်၊ သာဓုကံ-စွာ၊ အနုရုက္ခိယာမိ-စောင့်ရှောက်ပါတော့အံ့၊
 ဣတိ-သို့၊ အဝေါစ-ဘဂ္ဂဝပရိဗိုဇ်ကလျောက်ပြီ၊ ဘဂ္ဂဝါ-သည်၊ ဣဒံသုတ္တံ-
 ဤပါထိကသုတ်ကို၊ အဝေါစ-မိန့်တော်မူပြီ၊ ဘဂ္ဂဝဂေါတ္ထော-သော၊ ပရိဗ္ဗာ-
 ဇကော-သည်၊ အတ္တမနော - မိမိစိတ်ရှိသည်၊ ဝါ-ပိတိသောမနဿ တို့သည်
 ယူအပ်သောစိတ်ရှိသည်၊ ဟုတွာ-၍၊ ဘဂ္ဂဝတော-၏၊ ဝါ-သည်၊ ဘာသိတံ-
 ဟောတော်မူအပ်သော ပါထိကသုတ်ကို၊ အဘိနန္ဒိ-ဝမ်းမြောက် နှစ်သက်ရှင်
 အားတက်လျက် လက်ခံသိမ်းပိုက်ပြီ၊ ဣတိဧဝံ-သို့ များစွာသောအခြင်းအရာ
 တို့တွင် တစ်ပါးသော အခြင်းအရာအားဖြင့်၊ သုတံ-အပ်ပါပြီ၊ ဣတိ-သို့၊
 ဝိဿဇေသိ-ပြီ၊ ဣတိ-ဤတွင် ပါထိကသုတ်ကိုဆိုရာ စကားရပ် ပြီးဆုံးလတ်၍
 လက်စသတ်လိုက်ပြီ၊ (တစ်နည်း) ဣတိ-ဤကား ပါထိကသုတ် အပြီးတည်း၊
 (တစ်နည်း) ဣတိဣဒံ ပရိသမာပနံ-ဤသို့ ပါထိကသုတ်ကို အပြီးအဆုံးသို့
 ရောက်စေခြင်းကို၊ ဝါ-ဤသို့ ပါထိကသုတ်၏ အပြီးအဆုံးသို့ရောက်ခြင်းကို၊
 ဒဋ္ဌဗ္ဗံ-ရှုမှတ်အပ်၏။

ဗဒ္ဓမံ-ရှေးဦးစွာသော၊ ပါထိကသုတ္တံ-ပါထိကသုတ်သည်၊
 နိဋ္ဌိတံ-ဆုံးခန့်တိုင်မြောက် ပြီးဆုံးခြင်းသို့ ရောက်ပြီ။

၂။ ဥဒုမ္မရိကသုတ္တ

နိဂြောဓပရိပ္ပာဇကဝတ္ထု

၉၉။ ။ ပ။ ဧကံ-သော၊ သမယံ-ဤ၊ ဘဂဝါ-သည်၊ ရာဇဂဟေ-ဤ၊ ဂိဇ္ဈကုဋေ-ဂိဇ္ဈကုဋု အမည်ရှိသော၊ ဝါ-လင်းတနှင့်တူသော အထွတ်ရှိရာ၏ အဖြစ်ကြောင့် ဂိဇ္ဈကုဋအမည်ရှိသော၊ ဝါ-လင်းတတို့၏နေရာ အထွတ်ရှိရာ၏ အဖြစ်ကြောင့် ဂိဇ္ဈကုဋအမည်ရှိသော၊ ပဗ္ဗတေ-တောင်၌၊ ဝိဟရတိ-မူ၏၊ ယေနသမယေန-ဤ၊ ဘဂဝါ-သည်၊ ရာဇဂဟေ-ဤ၊ ဂိဇ္ဈကုဋေ-သော၊ ပဗ္ဗတေ-ဤ၊ ဝိဟရတိ-၏၊ တေန ခေါ် ပန သမယေန-မြတ်စွာဘုရား၏ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋတောင်ဝယ် နေတော်မူရာထိုအခါ၌၊ နိဂြောဓေ-နိဂြောဓ အမည်ရှိသော၊ ပရိပ္ပာဇကော-ပရိပ္ပိဇ်သည်၊ ဥဒုမ္မရိကာယ-ဥဒုမ္မရိက အမည်ရှိသော မိဖုရား၏၊ သန္တကေ-ဥစ္စာ ဖြစ်သော၊ (ထည့်စပ်)၊ ပရိပ္ပာဇကာရာမေ-ပရိပ္ပိဇ် တို့၏အာရာမ်သည်၊ (တစ်နည်း) ဥဒုမ္မရိကာယံ-ဥဒုမ္မရိကအမည်ရှိသော မိဖုရားသည် ဖြစ်စေအပ်သော၊ ပရိပ္ပာဇကာရာမေ-ဤ၊ မဟတိယာ-အရေအတွက် အားဖြင့် များသော၊ ပရိပ္ပာဇကပရိသာယ-ပရိပ္ပိဇ်ပရိသတ်နှင့်၊ တိံ သမတ္ထေဟိ-သုံးဆယ် အတိုင်းအရှည်ရှိကုန်သော၊ ပရိပ္ပာဇကသတေဟိ-ပရိပ္ပိဇ်တို့၏ အရာတို့နှင့်၊ ဝါ-အရာသောပရိပ္ပိဇ်တို့နှင့်၊ (တစ်နည်း) တိံ သမတ္ထေဟိ ပရိပ္ပာဇကသတေဟိ-သုံးထောင်သော ပရိပ္ပိဇ်တို့နှင့်၊ သဒ္ဓိံ-က၊ ပဋိဝသတိ-နေ၏၊ အထတသ္မိံ ကာလေ - နိဂြောဓပရိပ္ပိဇ်၏ ဥဒုမ္မရိကမိဖုရား၏ ဥစ္စာ ဖြစ်သော အာရာမ်ဝယ် သုံးထောင်သောပရိပ္ပိဇ်တို့နှင့် အတူနေရာထိုအခါ၌၊ သန္တာနော-သန္တာနအမည်ရှိသော၊ ဝါ-သဘောကွဲပြားပုဂ္ဂိုလ်များကို တရားသဖြင့် စဉ်းစားချင့်၍ အသင့်စေ့စပ်တတ်သည်၏အဖြစ်ကြောင့်သန္တာနအမည်ရှိသော၊ ဂဟပတိ-အိမ်ရှင်သူကြွယ်သည်၊ ဘဂဝန္တံ-မြတ်စွာဘုရားကို၊ ဒဿနာယ-ဖူးမြင်ရခြင်းငှာ၊ ဒိဝဿ-နေ၏၊ ဒိဝါ-နေအခါ၌၊ (တစ်နည်း) ဒိဝါဒိဝဿ-နေတောတောအခါ၌၊ ဝါ-မွန်းတိမ်းစအခါ၌၊ ဝါ-မွန်းမတ်မတ်တည့်ရာအခါ၌၊ ရာဇဂဟာ-မုနိကမ္မိ-ထွက်ပြီး အထပစ္စာ- ဘုရားဖူးထွက်ပြီးရာ ကာလမှနောက်၌၊ သန္တာနဿ-သော၊ ဂဟပတိဿ-အား၊ တေပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ ကိံ-သည်၊ အဟောသိ-နည်း၊ ယသ္မာ-ကြောင့်၊ ဘဂဝါ-သည်၊ ပဋိသလ္လိ-နော-အာရုံများစွာ ဖဲကြည့်ခွာ၍ သင့်ရာရည်မွန်း ကမ္မဋ္ဌာန်း၌ စွဲလန်းငြိကပ်တော်မူခဲ့၏၊ တသ္မာ-ကြောင့်၊ အယံကာလော-ဤအခါသည်၊ ဘဂဝန္တံ-ကို၊ ဒဿနာယ-ငှာ၊ အကာလော-အခါမဟုတ်သေးသည်သာ၊ ယသ္မာ-ကြောင့်၊ မနောဘာဝနိယာ-စိတ်ကိုတိုးပွားစေတတ်ကုန်သော၊ ဝါ-စိတ်ဖြင့် ချီးဝှဲအပ်

ကုန်သော၊ တိက္ခူ-ရဟန်းတို့သည်၊ ပဋိသလ္လိနာ-ကုန်၏၊ တသ္မာ-ကြောင့်၊ အယံသမယော-ဤအခါသည်၊ မနောဘာဝနိယာနံ-ကုန်သော၊ တိက္ခူနမ္ပိ-တို့ကိုလည်း၊ ဒဿနာယ-ဌာ၊ အသမယောခေါ်-အခါမဟုတ်သေး သည်သာ၊ ယန္တူန-အကယ်၍၊ အဟံ-သည်၊ ယေနဌာနေန-၌ ဥဒ္ဓမ္မရိကာယ-၏၊ သန္တကော-သော၊ ပရိဗ္ဗာဇကောရာမော-သည်၊ အတ္ထိ-၏၊ ယေနဌာနေန-အကြင် ဖာဇ်စိတ် သောအရပ်၌၊ နိဂြောဓော-သော၊ ပရိဗ္ဗာဇကော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-ထိုဥဒ္ဓမ္မရိကမိဖုရား၏ အာရာမ်၊ နိဂြောဓပရိဗ္ဗိတိရိရာ အရပ်သို့၊ ဥပသင်္ကမိယျ-ချဉ်းကပ်ရပါမူကား၊ သာဓု-ကောင်းသည်၊ အသာဝတ-ဖြစ်ရာ လေစတကား၊ ဣတိဇတံပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ အထပစ္စာ-အကြံ ဖြစ်ပြီးရာကာလမှနောက်၌၊ သန္တာနော-သော၊ ဂဟပတိ-သည်၊ ယေနဌာနေန-၌၊ ဥဒ္ဓမ္မရိကာယ-၏၊ သန္တကော-သော၊ ပရိဗ္ဗာဇကောရာမော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသင်္ကမိ-၏၊ ဥပသင်္ကမိတော-၍၊ ယေနဌာနေန-၌၊ နိဂြောဓော-သော၊ ပရိဗ္ဗာဇကော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသင်္ကမိ-ပြီ။

၅၀။ ယေနသမယေန-၌၊ သန္တာနော-သော၊ ဂဟပတိ-သည်၊ ဥဒ္ဓမ္မရိကာယ-၏၊ သန္တကံ-သော၊ ပရိဗ္ဗာဇကောရာမံ-သို့၊ ဥပသင်္ကမိ-ပြီ၊ တေန ခေါ်-ပန သမယေန-သန္တာနအိမ်ရှင် သူကြွယ်၏ ဥဒ္ဓမ္မရိကမိဖုရား၏ ဥစ္စာဖြစ်သော ပရိဗ္ဗိတိတို့၏အာရာမ်သို့ ချဉ်းကပ်ရာ ထိုအခါ၌၊ နိဂြောဓော-သော၊ ပရိဗ္ဗာဇကော-သည်၊ မဟတိယာ-များစွာသော၊ ဥန္တာဒိနိယာ-မြင့်သက်သောအသံကို ပြောဆိုသည်ဖြစ်၍၊ ဝါ၊ ပဲ့တင်ထပ်သောအသံ ရှိသည်ဖြစ်၍၊ ဥစ္စာသဒ္ဓု-မဟာသဒ္ဓါယ - မြင့်သောအသံ၊ ကျယ်သောအသံ ရှိသည်ဖြစ်၍၊ အနေကဝိမိတံ-များသောအပြားရှိသော၊ ဝါ-များသောအပြားတို့ဖြင့် ဖွင့်အပ် စီရင်အပ်သော၊ တိရစ္ဆာနကထံ-တိရစ္ဆာနကထာကို၊ ဝါ-နတ်ရွာနိဗ္ဗာန် ကန်လန်ခံ၍ ဖိသန်စနာင့်ယှက် ကန်ကွက်တားမြစ်တတ်သောစကားကို၊ ကထေန္တိယာ-ပြောဆိုသော၊ ပရိဗ္ဗာဇကပရိယာ-နှင့်၊ သဒ္ဓိ-ကု၊ နိသိန္ဓော - နေသည်၊ ဟောတိ-၏၊ သေယျထိဒံ-ထို တိရစ္ဆာနကထာဟူသည် အဘယ်နည်း။

(တစ်နည်း) ဣဒံ အယံ တိရစ္ဆာနကထာ - ဤ တိရစ္ဆာနကထာ ဟူသည်၊ သေယျထာ-အဘယ်နည်း၊ (တစ်နည်း) သာ တိရစ္ဆာနကထာ-ထိုတိရစ္ဆာနကထာဟူသည်၊ သေယျထိဒံ-အဘယ်နည်း၊ ရာဇကထံ-ရာဇကထာကို လှည်းကောင်း၊ ဝါ-မင်းကိုအကြောင်းပြု၍ဖြစ်သောစကားကိုလည်းကောင်း၊ ဝါ-မင်းကိုအကြောင်းပြု၍ ပြောဆိုအပ်သောစကားကိုလည်းကောင်း၊ ဝါ-မင်းကိုပြောဆိုကြောင်းဖြစ်သော စကားကိုလည်းကောင်း၊ စောရကထံ-စောရကထာ

ကိုလည်းကောင်း၊ ဝါ-ခိုးသူကို အကြောင်းပြု၍ ဖြစ်သော စကားကို လည်းကောင်း၊ မဟာမတ္တကထံ-မဟာမတ္တကထာကိုလည်းကောင်း၊ ဝါ-အမတ်ကြီးကိုအကြောင်းပြု၍ ပြောဆိုအပ်သောစကားကိုလည်းကောင်း၊ သေနာကထံ-သေနာကထာကိုလည်းကောင်း၊ ဝါ-စစ်သည်ကို ပြောဆိုကြောင်းဖြစ်သော စကားကိုလည်းကောင်း၊ ဝါ-ယကထံ-ဘယကထာကိုလည်းကောင်း၊ ဝါ-ဘေးကိုအကြောင်းပြု၍ဖြစ်သော စကားကိုလည်းကောင်း၊ ယုဒ္ဓကထံ-ယုဒ္ဓကထာကိုလည်းကောင်း၊ ဝါ-စစ်ထိုးခြင်းကို အကြောင်းပြု၍ ပြောဆိုအပ်သော စကားကိုလည်းကောင်း၊ အန္ဓကထံ-အန္ဓကထာကို လည်းကောင်း၊ ဝါ-ထမင်းကို ပြောဆိုကြောင်းဖြစ်သော စကားကိုလည်းကောင်း၊ ပါနကထံ-ပါနကထာကိုလည်းကောင်း၊ ဝါ-အဖျော်ကို အကြောင်းပြု၍ ဖြစ်သော စကားကို လည်းကောင်း၊ ဝတ္ထကထံ-ဝတ္ထကထာကို လည်းကောင်း၊ ဝါ-အဝတ်ကို ပြောဆိုကြောင်းဖြစ်သော စကားကို လည်းကောင်း၊ သယနကထံ-သယနကထာကိုလည်းကောင်း၊ ဝါ-အိပ်ရာနေရာကိုအကြောင်းပြု၍ဖြစ်သောစကားကို လည်းကောင်း၊ မာလာကထံ-မာလာကထာကိုလည်းကောင်း၊ ဝါ-ပန်းကို အကြောင်းပြု၍ ပြောဆိုအပ်သော စကားကို လည်းကောင်း၊ ဝါ-ဂန္ဓကထံ-ဂန္ဓကထာကိုလည်းကောင်း၊ ဝါ-နံ့သာကို ပြောဆိုကြောင်းဖြစ်သော စကားကို လည်းကောင်း၊ ဉာတိကထံ-ဉာတိကထာလို လည်းကောင်း၊ ဝါ-အဆွေအမျိုးကို အကြောင်းပြု၍ဖြစ်သောစကားကိုလည်းကောင်း၊ ယာနကထံ ယာနကထာကိုလည်းကောင်း၊ ဝါ-ယာဉ်ကို အကြောင်းပြု၍ ပြောဆိုအပ်သော စကားကိုလည်းကောင်း၊ ဝါ-မကထံ-ဝါမကထာကိုလည်းကောင်း၊ ဝါ-ရွာကို ပြောဆိုကြောင်းဖြစ်သော စကားကိုလည်းကောင်း၊ နိဂမကထံ-နိဂမကထာကို လည်းကောင်း၊ ဝါ-နိဂုံးကို အကြောင်းပြု၍ ဖြစ်သော စကားကို လည်းကောင်း၊ နဂရကထံ-နဂရကထာကိုလည်းကောင်း၊ ဝါ-မြို့ကိုအကြောင်းပြု၍ ပြောဆိုအပ်သော စကားကို လည်းကောင်း၊ ဇနပဒကထံ-ဇနပဒကထာကို လည်းကောင်း၊ ဝါ-ဇနပုဒ်ကိုပြောဆိုကြောင်းဖြစ်သောစကားကိုလည်းကောင်း၊ ဣတ္ထိကထံ-ဣတ္ထိကထာကိုလည်းကောင်း၊ ဝါ-မိန့်မကိုအကြောင်းပြု၍ဖြစ်သောစကားကိုလည်းကောင်း၊ ပုရိသကထံ-ပုရိသကထာကို လည်းကောင်း၊ ဝါ-ယောကျ်ားကိုအကြောင်းပြု၍ ပြောဆိုအပ်သောစကားကို လည်းကောင်း၊ သူရကထံ-သူရကထာကိုလည်းကောင်း၊ ဝါ-သူရဲကိုပြောဆိုကြောင်းဖြစ်သောစကားကို လည်းကောင်း၊ (တစ်နည်း) သူရကထံ-သူရကထာကိုလည်းကောင်း၊ ဝါ-သေကို အကြောင်းပြု၍ဖြစ်သောစကားကိုလည်းကောင်း၊ ဝိသိခါယကထံ-ဝိသိခါယကထာကိုလည်းကောင်း၊ ဝါ-ခရီးလမ်းဆုံကိုအကြောင်းပြု၍ ပြောဆိုအပ်သော စကားကိုလည်းကောင်း၊ ကုမ္ဘဋ္ဌာနကထံ-ကုမ္ဘဋ္ဌာနကထာကို လည်းကောင်း၊ ဝါ-အိုး၏တည်ရာရေခပ်ဆိပ်ကို ပြောဆိုကြောင်းဖြစ်သော စကားကို လည်းကောင်း၊

ကောင်း၊ ဝါ-အိုး၏တည်ရာ အိုးထိန်းသည်၏ ကျန်မကို ပြောဆိုကြောင်း ဖြစ်သော စကားကိုလည်းကောင်း၊ ပုဗ္ဗပေတကထံ-ပုဗ္ဗပေတကထာကို လည်းကောင်း၊ ဝါ-ရှေး၌သေလေပြီးသော မိဘဘိုးဘွားကိုအကြောင်းပြု၍ဖြစ်သော စကားကိုလည်းကောင်း၊ နာနတ္ထကထံ-နာနတ္ထကထာကိုလည်းကောင်း၊ ဝါ-ရှေ့စကား နောက်စကားတို့မှ အသီးအခြားဖြစ်သောသဘောကိုအကြောင်းပြု၍ ပြောဆိုအပ်သောစကားကိုလည်းကောင်း၊ လောကက္ခာယိကံ-လောကက္ခာယိကကထာကိုလည်းကောင်း၊ ဝါ-လောကံကိုပြောဆိုကြောင်းဖြစ်သော လောကယတအမည်ရှိသော ဝိတဏှကျမ်းစကားကိုလည်းကောင်း၊ သမုဒ္ဒက္ခာယိကံ-သမုဒ္ဒက္ခာယိကကထာကိုလည်းကောင်း၊ ဝါ-သမုဒ္ဒရာကိုအကြောင်းပြု၍ ဖြစ်သောစကားကိုလည်းကောင်း၊ ဣတိဘဝါဘဝကထံ-ဣတိဘဝါဘဝကထာကိုလည်းကောင်း၊ ဝါ-ဤအကြောင်းကြောင့်ကြီးပွား၏၊ ဤအကြောင်းကြောင့် ဆုတ်ယုတ်၏ဟု နှုတ်တက်ရာအကြောင်းပြု၍ပြောဆိုအပ်သောစကားကို လည်းကောင်း၊ ဝါ-ဤအကြောင်းကြောင့် မြဲ၏၊ ဤအကြောင်းကြောင့် ပြတ်၏ဟု နှုတ်တက်ရာအကြောင်းပြု၍ ပြောဆိုအပ်သောစကားကိုလည်းကောင်း၊ ဝါ-ဤအကြောင်းကြောင့် ကြီးပွားသော ကာမသုခဖြစ်၏၊ ဤအကြောင်းကြောင့် မကြီးပွားသော အတ္တကိလမထဖြစ်၏ဟု နှုတ်တက်ရာအကြောင်းပြု၍ ပြောဆိုအပ်သောစကားကို လည်းကောင်း၊ ဣတိဝါ-ဤသို့ အစရှိသည်သော်လည်း ဖြစ်သော၊ အညဝါ-ဤဆိုအပ်ခဲ့ပြီးသော တိရစ္ဆာန်ကထာမှ တစ်ပါးသော်လည်းဖြစ်သော၊ တိရစ္ဆာန်ကထာ-တိရစ္ဆာန်ကထာပေတည်း။

၅၁။ နိဂြောဓော-သော၊ ပရိဗ္ဗာဇကော-သည်၊ ဒုရတောဝ-ဝေးသော အရပ်မှသာလျှင်-အာဂစ္ဆန္တိ-သော၊ သန္ဓာနံ-သော၊ ဂဟပတိ-ကို၊ အဒ္ဓသာ-မြင်ရပြီ၊ (တစ်နည်း) အဒ္ဓသာခေါ-သည်သာ၊ ဒုရတောဝ-မှသာလျှင်၊ အာဂစ္ဆန္တိ-သော၊ သန္ဓာနံ-သော၊ ဂဟပတိ-ကို၊ (ဝါကျဆက်၍လိုက်ပေးသည်)။ ဒိသ္မာဒ-မြင်ရ၍၊ ဝါ-မြင်ရသည်ရှိသော်၊ သကံ-မိမိဥစ္စာဖြစ်သော၊ ပရိသံ-ပရိသတ်ကို၊ သဏ္ဍာပေသိ-စောင့်ရှောက် ထိန်းသိမ်းသော အားဖြင့် ကောင်းစွာထားပြီ၊ ဝါ-စောင့်ရှောက်ထိန်းသိမ်းသောအားဖြင့် ပြုပြင်စီရင်ပြီး ကိံ ဝစနံ-ကို၊ ဝတုာ-၍၊ သဏ္ဍာပေသိ-နည်း၊ ဘောဇ္ဇော-အရှင်တို့သည်၊ အပ္ပသဒ္ဓါ-နည်းသောအသံ ရှိကုန်သည်၊ ဟောန္တု - ဖြစ်ကြပါကုန်လော့၊ ဘောဇ္ဇော-အရှင်တို့၊ တုမ္ပေ-တို့သည်၊ သဒ္ဓိးဆူဆူညံညံအသံကို၊ မာအကတ္ထ-မပြုကြပါကုန်လင့်၊ သမဏဿဂေါတမဿ-ရဟန်းဂေါတမ၏၊ သာဝကော-တပည့်ဖြစ်သော၊ သန္ဓာနော သော၊ အယံဂဟပတိ-သည်၊ အာဂစ္ဆတိ-လာခဲ့ပေ၏၊ ခေါပန-စင်စစ်ကောန် အမှန်အားဖြင့်၊ သမဏဿ ဂေါတမဿ-၏၊ ယဒစတာ-အကြင်မျှလောက် အတိုင်းအရှည်ရှိကုန်သော၊ သာဝကော-တပည့်ဖြစ်

ကုန်သော၊ သြဒါတဝသနာ-ဖြူသောအဝတ်ကို ဝတ်ကြကုန်သော၊ ဂိဟိ-လူတို့သည်၊ ရာဇဂဟေ-၌၊ ပဋိဝသန္တိ-ကုန်၏၊ သန္ဓာနော-သော၊ အယံဂဟပတိ-သည်၊ သြဒါတဝသနာနံ-ကုန်သော၊ တေသံဂိဟိနံ-တို့တွင်၊ အညတရော-တစ်ယောက်အပါအဝင်ပေတည်း။ (ဤ ယောဇနာအပ်လတ္တံ့သော ဝါကျ၌ အပ္ပသဒ္ဓကာမာ-ခေါ်ပနေ တေ အာယသ္မန္ဓော-ဟူ၍ရှိမည်။ သိရှိမှ အပ္ပသဒ္ဓါ ကာမေ ခေါ်ပန သော အာယသ္မာ-ဟူသော နောက်ဝါကျနှင့်ညီညွတ်မည်)။ ခေါ်ပန - စင်စစ်ကေန အမှန်အားဖြင့်၊ တေ အာယသ္မန္ဓော - ထို အရှင်တို့ကို၊ ဝါ-တို့သည်၊ အပ္ပသဒ္ဓကာမာ-နည်းသော အသံရှိသည်၏အဖြစ်ကို အလိုရှိကြကုန်၏၊ ဝါ-အသံမရှိသည်၏ အဖြစ်ကို အလိုရှိကြကုန်၏၊ အပ္ပသဒ္ဓ ဝိနိတာ-နည်းသော အသံရှိသော ရဟန်း ဝေါတမသည် ဆုံးမအပ်ကုန်၏၊ အပ္ပသဒ္ဓဿ-နည်းသော အသံ၏၊ ဝါ-နည်းသော အသံရှိသော ပုဂ္ဂိုလ်၏၊ ဝဏ္ဏဝါဒိနော-ချီးမွမ်းအပ်သောဂုဏ်ကို ပြောဆိုလေ့ ရှိကြကုန်၏၊ အပ္ပသ-နည်းသော အသံရှိသော၊ ပရိသံ-ပရိသတ်ကို-



(တစ်နည်း) ပရိသံ-ကို၊ အပ္ပသဒ္ဓ-နည်းသောအသံရှိသည်ကို၊ (တစ်နည်း) ပရိသံ-ကို၊ အပ္ပသဒ္ဓ-နည်းသောအသံ ရှိ၏ဟူ၍၊ ဝိဒိတွာ-သိရ၍၊ ဥပသက်မေတဗ္ဗာ-ချဉ်းကပ်အပ်၊ ချဉ်းကပ်သင့်၊ ချဉ်းကပ်ထိုက်၏ ဟူ၍၊ အပ္ပေ နာမမညေယျ-အကယ်၍ အောက်မေ့မှတ်ထင်ငြားအံ့လည်း မသိ၊ ဝါ-အောက်မေ့မှတ်ထင်မှုလည်း အောက်မေ့ မှတ်ထင်တန်ရာ၏၊ ဣတိ ဣဒံ ဝစနံ-ကို၊ ဝတွာ-၍၊ သဏ္ဍာပေသိ-ပြီ၊ ဝေ - သို့၊ ဝုတ္တေ-နိဂြောဓပရိပ္ပိဇက ပြောဆိုအပ်သည် ရှိသော်၊ တေ ပရိပ္ပာဇကော-တို့သည်၊ တုဏှိ-စကားတုံ့မချေ ဆိုတ်ဆိုတ်နေကြကုန်သည်၊ အဟေသံ-ဖြစ်ကြကုန်ပြီ။

၅၂။ အထ ပစ္စာ-အာဇာန်သို့ ချဉ်းကပ်ပြီးရာကာလမှ နောက်၌၊ သန္ဓာနော-သော၊ သော ဂဟပတိ-သည်၊ ယေန ဌာနေန-၌၊ နိဂြောဓော-သော၊ ပရိပ္ပာဇကော-သည်၊ အတ္ထိ-၏၊ တေန ဌာနေန-သို့၊ ဥပသက်မိ-၏၊ ဥပသက်မိတွာ-ပြီး၍၊ နိဂြောဓေန-သော၊ ပရိပ္ပာဇကေန-နှင့်၊ သဒ္ဓိ-ကွ၊ သမ္မောဒိ-အညီအမျှ ဝမ်းမြောက်ဝမ်းသာပြောဆို၏၊ သမ္မောဒနိယံ-အညီအမျှ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော၊ ဝါ-အညီအမျှ ဝမ်းမြောက်ခြင်းငှာ ထိုက်သော၊ သာရဏိယံ-မပြတ်မလပ် အောက်မေ့ခြင်းငှာ ထိုက်သော၊ ဝါ-မပြတ်မလပ် ဖြစ်စေခြင်းငှာ ထိုက်သော။

(တစ်နည်း) သမ္မောဒနိယံ- အညီအမျှ ဝမ်းမြောက်စေတတ်သော၊ ဝါ-အညီအမျှ ဝမ်းမြောက်အပ်၊ ဝမ်းမြောက်သင့်၊ ဝမ်းမြောက်ထိုက်သော၊ သာရဏိယံ-မပြတ်မလပ်၊ အောက်မေ့အပ်၊ အောက်မေ့သင့်၊ အောက်မေ့ထိုက်သော၊ ဝါ-မပြတ်မလပ် ဖြစ်စေအပ်၊ ဖြစ်စေသင့်၊ ဖြစ်စေထိုက်သော၊ ဂုထံ-ကို၊ ဝိတို့-

သာရေတွာ-ပြီးဆုံးစေပြီး၍၊ ကေမန္တံ-အောင်၊ နိသီဒိ-၏၊ ကေမန္တံ-အောင်၊ နိသီဒိန္ဒော ခေါ-သော၊ သန္တာနော-သော၊ ဂဟပတိ-သည်၊ နိဂြောဓံ-သော၊ ပရိဗ္ဗာဇကံ-ကို၊ ဧဝံ ဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ အညထာ ခေါ-မြတ်စွာဘုရား၏ ကျင့်ပုံကြံပုံ အခြင်းအရာမှ တစ်မျိုးတခြား တစ်ပါးသော ကျင့်ပုံကြံပုံ အခြင်းအရာ အားဖြင့်သာလျှင်၊ ဘောန္တော-အရှင် ဖြစ်ကုန်သော၊ အညတိတ္ထိယာ-မြတ်စွာဘုရားသာသနာတော်မှ တစ်မျိုးတခြား တစ်ပါးသော အယူရှိကုန်သော၊ ဣမေ ပရိဗ္ဗာဇကာ-တို့သည်၊ သင်္ဂမ္မ-ပေါင်းစု ကြကုန်၍၊ သမာဂမ္မ-ပေါင်းဆုံကြကုန်၍၊ ဥန္တာဒိနော-မြင့်တက်သော အသံ ကို ပြောဆိုကြကုန်သည်၊ ဝါ-ပဲ့တင်ထပ်သော အသံရှိကြကုန်သည်၊ ဥစ္စာသဒ္ဓ မဟာသဒ္ဓါ-မြင့်သောအသံ၊ ကျယ်သောအသံ ရှိကြကုန်သည်၊ အနေကဝိဟိတံ- သော၊ တိရစ္ဆာနကထံ-ကို၊ အနုယုတ္တာ-အဖန်ဖန် အားထုတ်ကြကုန်သည်၊ ဟုတွာ-ကုန်၍၊ ဝိဟရန္တိ-ကုန်၏၊ သေယျထိဒံ-အဘယ်မည်သော၊ တိရစ္ဆာန ကထံ-ကို၊ အနုယုတ္တာ-ကုန်သည်၊ ဟုတွာ-ကုန်၍၊ ဝိဟရန္တိ-ကုန်သည်၊ ရာဇကထံ-ကို လည်းကောင်း၊ စောရကထံ-ကို လည်းကောင်း၊ မဟာမတ္တကထံ- ကို လည်းကောင်း၊ သေနာကထံ-ကို လည်းကောင်း၊ ဘယကထံ-ကို လည်း ကောင်း၊ ယုဒ္ဓကထံ-ကို လည်းကောင်း၊ အန္ဓကထံ-ကို လည်းကောင်း၊ ပါန ကထံ-ကို လည်းကောင်း၊ ဝတ္ထကထံ-ကို လည်းကောင်း၊ သယနကထံ-ကို လည်းကောင်း၊ မာလာကထံ-ကို လည်းကောင်း၊ ဂန္ဓကထံ-ကို လည်းကောင်း၊ ဉာတိကထံ-ကို လည်းကောင်း၊ ယာနကထံ-ကို လည်းကောင်း၊ ဂါမကထံ-ကို လည်းကောင်း၊ နိဂမကထံ-ကို လည်းကောင်း၊ နဂရကထံ-ကို လည်းကောင်း၊ ဇနပဒကထံ-ကို လည်းကောင်း၊ ဣတ္ထိကထံ-ကို လည်းကောင်း၊ ပုရိသကထံ-ကို လည်းကောင်း၊ သူရကထံ-ကို လည်းကောင်း၊ ဝိသိခါကထံ-ကို လည်းကောင်း၊ ကုမ္ဘဋ္ဌာနကထံ-ကို လည်းကောင်း၊ ပုဗ္ဗပေတကထံ-ကို လည်းကောင်း၊ နာနုတ္တ ကထံ-ကို လည်းကောင်း၊ လောကက္ခာယိကံ-ကို လည်းကောင်း၊ သမုဒ္ဓံ ယိ ကံ-ကို လည်းကောင်း၊ ဣတိဘဝါဘဝကထံ-ကို လည်းကောင်း၊ ဣတိ ဝါ- သော၊ အညံဝါ-သော၊ တိရစ္ဆာနကထံ-ကို၊ အနုယုတ္တာ-ကုန်သည်၊ ဟုတွာ- ကုန်၍၊ ဝိဟရန္တိ-ကုန်၏၊ အညထာခေါ-တိတ္ထိတို့၏ ကျင့်ပုံကြံပုံ အခြင်းအရာမှ တစ်မျိုးတခြား တစ်ပါးသော ကျင့်ပုံကြံပုံ အခြင်းအရာ အားဖြင့်သာလျှင်၊ သော ဘဂဝါ-သည်၊ အရညဝနပတ္တာနံ - ဝိဝေကခင် သူတော်စင်တို့ ခိုင် တည်နေရာဖြစ်သော ကုလုပ်လေးတာ အပြန်ငါးရာရှိသော ဘောလက္ခဏာသို့ ရောက်သော တောဖြစ်၍ ဖြစ်ကုန်သော၊ ပန္နာနိ-အစွန်အဖျား၊ အနားဖြစ်ကုန် သော၊ အပ္ပသဒ္ဓါနိ-နည်းသော အသံရှိကုန်သော၊ အပ္ပနိဂ္ဗောသိာနိ-နည်းသော ကြေးကြော်သံ ရှိကုန်သော၊ ဝိဇနဝါတာနိ-လှည့်လည် သွားလာသော သူတို့ ကြောင့်ဖြစ်သော လေမှုကင်းကုန်သော၊ မနုဿာရာဟသေယျကာနိ - လူတို့၏

လျှိုဝှက်အပ်သောအမှုကို ပြုခြင်းအားလျော်ကုန်သော၊ ပဋိသလ္လာနသဘရူပာနိ-
 အာရုံများစွာ ဖဲကြည့်ခွာ၍ သင့်ရာရည်မုန်း ကမ္မဋ္ဌာန်း၌ စုံလမ်း ငြိကပ်ခြင်းငှာ
 လျောက်ပတ်ကုန်သော၊ သေနာသနာနိ- ကျောင်း၊ အိပ်ရာ၊ နေရာတို့ကို၊ ပဋိ-
 သေဝတိ-မှီဝဲတော်မူခဲ့၏၊ ဣတိ-သို့၊ အဝေ၀-ပြီ။

၅၃။ ဝေံ-သို့၊ ဝုတ္တေ-သန္တာနအိမ်ရှင်သုကြွယ်က ပြောဆိုအပ်သည်ရှိသော်၊
 နိဂြောဓော-သော၊ ပရိဗ္ဗာဇကော-သည်၊ သန္တာနံ-သော၊ ဂဟပတိ-ကို၊ ဧတံ
 ဝစနံ-ကို၊ အဝေ၀-ပြီ၊ ကိ-သို့၊ အဝေ၀-နည်း၊ ဂဟပတိ-အိမ်ရှင်သုကြွယ်၊
 အဟံ-သည်၊ ယက္ခေ-တိုက်တန်းလိုက်၏၊ တံ-သည်၊ ဇာနေယျာသိ သိပါလော့၊
 ကေန ကာရဏေန - အဘယ်အကြောင်းကြောင့်၊ ကေန ပုဂ္ဂလေန - အဘယ်
 ပုဂ္ဂိုလ်နှင့်၊ သဒ္ဓိ-ဘက္ခ၊ သမဏောဂေ၀ါတမော-သည်၊ သလ္လပတိ-စကား
 ပြောဆိုရအံ့နည်း၊ ကေနကာရဏေန-ကြောင့်၊ ကေနပုဂ္ဂလေန-နှင့်၊ သဒ္ဓိ-ကွ၊
 သာကစ္စံ-တကွပြောဆိုခြင်းသို့၊ ဝါ-တကွနှီးနှောခြင်းသို့၊ သမာပဇ္ဇတိ-ရောက်
 နိုင်တော့အံ့နည်း၊ ကေနကာရဏေန-ကြောင့်၊ ပညာဝေယျတ္တိကံ-ပညာ၏
 ထက်မြက်သည်၏အဖြစ်သို့၊ သမာပဇ္ဇတိ-ရောက်နိုင်တော့အံ့နည်း၊ သမဏဿ-
 ဂေ၀ါတမဿ-၏၊ ပညာ-ဗောဓိပင်အောက် မလောက်မင ရအပ်ခဲ့သော ပညာ
 ကလေးသည်လည်း၊ (ပိ-ကျေသည်) သညာဂါရဟတာ-လှရှင်ကင်းဆိတ် သစ်
 ရိပ်ချိုကောင်း တောရကျောင်းတို့၌ ပျက်စီးရှာခဲ့လေပြီ၊ သမဏောဂေ၀ါတမော-
 သည်၊ အပရိသာဝစရော-ပရိသတ်၌ မကျက်စားဝံ့ရှာခဲ့၊ ဝါ- ပရိသတ်သို့
 မသက်ဝင်ရှာနိုင်ခဲ့၊ သလ္လပါယ-တစ်ပါးသောပုဂ္ဂိုလ်တို့နှင့် စကားပြောဆိုခြင်း
 ငှာ၊ နာလံ-မစွမ်းနိုင်ရှာခဲ့၊ သော သမဏော ဂေ၀ါတမော-သည်၊ အန္တမန္တာ-
 နေဝ-အစွန်အဖျား အနားဖြစ်သော တောကျောင်း၊ အစွန်အဖျား အနား
 ဖြစ်သော တောကျောင်းတို့ကိုသာလျှင်၊ သေဝတိ-မှီဝဲရရှာ၏၊ သေယျထာပိ-
 နာမ-မျက်မှောက်မြင်ရသဘာဝဖြင့် ချိန်ဆသိရာဥပမာမည်သည်၊ ဂေ၀ါကာဏာ-
 တစ်ဖက်ကန်းသော နွားမသည်၊ ပရိယန္တစာရိနိ-အစွန်အဖျား အနားဖြစ်သော
 တောကြားအရပ်တို့၌ လှည်လည်ရသည်၊ ဟုတော့-၍၊ အန္တမန္တာနေဝ-အစွန်
 အဖျား အနားဖြစ်သော တောကြား၊ အစွန်အဖျား အနားဖြစ်သော တော
 ကြားအရပ်တို့ကိုသာလျှင်၊ သေဝတိ သေယျထာပိ-မှီဝဲရသကဲ့သို့၊ ဝေ မေဝ-
 ပုံစံနှိုင်းယူ ဤအတူသာလျှင်၊ သမဏဿ ဂေ၀ါတမဿ-၏၊ ပညာ-သည်၊ သုည
 ဂါရဟတာ-ခဲ့ပြီ၊ သမဏော ဂေ၀ါတမော-သည်၊ အပရိသာဝစရော-ရှာခဲ့၊
 သလ္လာပါယ-ငှာ၊ နာလံ-ရှာခဲ့၊ သော သမဏော ဂေ၀ါတမော-သည်၊ အန္တ-
 မန္တာနေဝ-တို့ထိုသာလျှင်၊ သေဝတိ-ရရှာခဲ့၏၊ ဂဟပတိ-ကြွယ်၊ အဟံ-သည်၊
 ဣဿံ-၏၊ သမဏောဂေ၀ါတမော-သည်၊ ဣမံပရိသံ-ဤပရိသတ်သို့၊ အာဂစ္ဆေယျ-
 လာခဲ့ငြားအံ့၊ ဝေံအာဂစ္ဆန္တေ - ဤသို့ လာခဲ့သည်ရှိသော်၊ မယံ-တို့သည်၊

နံသမဏံဂေါတမံ - ကို၊ ကေပဉ္စေနဝ-တစ်ခုသော ပြဿနာဖြင့် သာလျှင်၊
 ဘိဿာဒေယျာမ-တူန့်တို့ဆုတ်နှစ်စေလိုက်ကြကုန်ရာ၏၊ (တစ်နည်း) သံဟာရေ-
 ယျာမ-ပယ်ရှားလိုက်ကြကုန်ရာ၏၊ နံသမဏံဂေါတမံ-ကို၊ တုစ္ဆကုမ္ဘိဝ- တုစ္ဆ
 ကုမ္ဘိဏ္ဍဝ-အချည်းနှီးသော အိုးကိုကဲ့သို့၊ ဩရောဓေယျာမ - လုံ့လယုတ်ကွယ်
 အပြုတ်လွယ်အောင် ချုပ်ချယ်လိုက်ကြကုန်ရာ၏၊ ဝါ-ဝါဒကုန်ရက် အဖြေ
 ခက်အောင် မြှေးယှက်လိုက်ကြကုန်ရာ၏၊ ဣတံ-သို့၊ မညေ-အောက်မေ့ မှတ်
 ထင်မိ၏၊ ဣတံ-သို့၊ အဝေါစ-ပြီ။

၅၄။ ဘဂဝါ-သည်၊ ဒိဗ္ဗာယ-နတ်၌ဖြစ်သော သောတပသာဒနှင့် တူ
 သော၊ ဝါ-ဒိဗ္ဗဝိဟာရ၏ အစွမ်းကားဖြင့်ရအပ်သော၊ ဝါ-ဒိဗ္ဗဝိဟာရ၌မို့သော၊
 ဝါ-ကစားနေကြောင်းဖြစ်သော၊ ဝါ-ဆန့်ကျင်ဘက်ကို အောင်နိုင်လိုသော၊
 ဝါ-ခေါ်ဝေါ်ပြောဆိုကြောင်းဖြစ်သော၊ ဝါ-တောတ်ပတ်သော၊ ဝါ-
 သူတော်ကောင်းတို့သည် ချီးမွမ်းအပ်သော၊ ဝါ-သူတော်ကောင်း တို့သည်
 နှစ်သက်အပ်သော၊ ဝါ-မငြိမကပ် ပြောသွားတတ်သော၊ ဝါ-ကြားနိုင်ခဲ့သော
 သဒ္ဓါရုံကို ကြားခြင်းငှာ စွမ်းနိုင်သော၊ ဝိသုဒ္ဓါယ-ဥစ္စေဒအယူ၊ နဝသတ္တ
 ပါတုဘာဝအယူမှ ကင်းဝေးစင်ကြယ်ကြောင်း ဖြစ်သော၊ ဝါ-တစ်ဆယ့်တစ်
 ဘေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော၊ အတိက္ကန္တမာနုသိကာယ-လူ
 တို့၏ဥစ္စာဖြစ်သော သဒ္ဓါကိုလွန်သော၊ ဝါ-လူတို့၏ဥစ္စာဖြစ်သောဘဝနူပစာကို
 လွန်သော၊ ဝါ-လူတို့၏ဥစ္စာဖြစ်သော မိသသောတကိုလွန်သော၊ သောတဓာ-
 တုယာ-သောတပသာဒနှင့်တူသော အဘိညာဉ်ဉာဏ်ဖြင့်၊ ဝါ-သဒ္ဓါရုံကို ကြား
 တတ်သော အဘိညာဉ်ဉာဏ်ဖြင့်၊ သန္တာနဿ--သော၊ ဂဟပတိဿ-၏၊ နိဂြောဓေ-
 န-သော၊ ပရိဗ္ဗာဇကောန-နှင့်၊ သဒ္ဓိ-ကွ၊ ဣမံကထာသလ္လာပံ-ဤစကား ပြော
 ဆိုသံကို၊ အဿောသိ-ပြီ၊ အထတသ္မိံ ကာလေ - ကြားသိရရာ ထိုအခါ၌၊
 ဘဂဝါ-သည်၊ ဂိဇ္ဈကုဋ္ဌာ-သော၊ ပဗ္ဗတာ-မှ၊ ဩရောဟိတုာ-သက်ဆင်းတော်
 မူ၍၊ ယေနဌာနန-၌၊ သုမာဂဓာယ-သုမာဂဓအမည်ရှိသော၊ ပေါက္ခရဏိယာ-
 လေးထောင့်ကန်၏၊ တိရေ-ကမ်း၌၊ မောရနိဝါပေါ-ဥဒေါင်းတို့၏ အစာရုံရာ
 ဖြစ်သော အရပ်သည်၊ ဝါ-ဥဒေါင်းတို့အား အစာပေးရာဖြစ်သောအရပ်သည်၊
 ဝါ - ဥဒေါင်းတို့အား အစာကျွေး၍ ဘေးမဲ့ပေးရာဖြစ်သော အရပ်သည်၊
 အတ္ထိ-၏၊ တေန ဌာနေန-ထိုမောရနိဝါပရုံရာဖြစ်သော အရပ်သို့၊ ဥပသကံမိ-
 ၏၊ ဥပသကံမိတုာ-၍၊ သုမာဂဓာယ-သော၊ ပေါက္ခရဏိယာ-၏၊ တိရေ-၌၊
 မောရနိဝါပေ-၌၊ အဗ္ဗောကာသေ-လွင်တီးခေါင်အရပ်၌၊ စကံမိ-စကြံ ကြ
 တော်မူပြီ၊ နိဂြောဓေ-သော၊ ပရိဗ္ဗာဇကော-သည်၊ ဘဂဝန္တံ-ကို၊ သုမာ-
 ဂဓာယ-သော၊ ပေါက္ခရဏိယာ-၏၊ တိရေ-၌၊ မောရနိဝါပေ-၌၊ အဗ္ဗော-
 ကာသေ-၌၊ စကံမန္တံ-စကြံကြတော်မူရသည်ကို၊ အဒ္ဓသာ-မြင်ပြီ။

☰

(တစ်နည်း) သုမာဂဓာယ - သော၊ ပေါက္ခရဏိယာ-၏၊ တီရေ-၌၊ မောရနိဝါပေ-၌၊ အဗ္ဗောကာသေ-၌၊ စင်္ကမန္တိ-သော၊ ဘဂဝန္တိ - ကိ၊ အဒ္ဓဿ-ပြီ၊ သုမာဂဓာယ-သော၊ ပေါက္ခရဏိယာ-၏၊ တီရေ-၌၊ မောရ-နိဝါပေ-၌၊ အာဗ္ဗောကာသေ-၌၊ စင်္ကမန္တိ-သော၊ ဘဂဝန္တိ-ကိ၊ ဒိဿာန-၍၊ သကံ-သော၊ ပရိသံ-ကို၊ သဏ္ဍာပေသိ-၏၊ ကိဝစနံ-ကို၊ ဝတော-၍၊ သဏ္ဍာ-ပေသိ-နည်း၊ ဘောဇ္ဇော-တို့သည်၊ အပ္ပသဒ္ဓါ-ကုန်သည်၊ ဟောန္တု-ကုန်လော့၊ ဘောဇ္ဇော-တို့၊ တုဗ္ဗေ-တို့သည်၊ သဒ္ဓိ-ကို၊ မာအကတ္ထ-ကုန်လင့်၊ အယံ သမဏောဂေါတမော-သည်၊ သုမာဂဓာယ-သော၊ ပေါက္ခရဏိယာ - ၏၊ တီရေ-၌၊ မောရနိဝါပေ-၌၊ အဗ္ဗောကာသေ-၌၊ စင်္ကမတိ-၏၊ သောအာယုသ္မာ၊ သည်၊ အပ္ပသဒ္ဓကာမော-၏၊ အပ္ပသဒ္ဓဿ-၏၊ ဝဏ္ဏဝါဒိ-၏၊ အပ္ပသဒ္ဓိ-သော၊ ပရိသံ-ကို၊ ဝိဒိတော-၍၊ ဥပသကံမိတဗ္ဗိ-ဟူ၍၊ အပ္ပေဝနာမ မညေယျ-မသိ၊ ဝါ-၏၊ သမဏောဂေါတမော-သည်၊ ဣမံပရိသံ-သို့၊ သစေအာဂစ္ဆေယျ-ဌားအံ၊ ဝေအာဂစ္ဆန္တေ-သော်၊ တံသမဏံဂေါတမံ-ကို ဣမံပဉ္စံ-ကို၊ ပုစ္ဆေယျာမ-ကုန်ရာ၏၊ ကိ-သို့၊ ပုစ္ဆေယျာမ-နည်း၊ ဘန္တေ-ဘုရား၊ ယေနဓမ္မေန-အကြင်တရားဖြင့်၊ ဘဂဝါ-သည်၊ သာဝကေ-တို့ကို၊ ဝိနေတိ-ဆုံးမတော်မူ၏၊ ယေနဓမ္မေန-ဖြင့်၊ ဘဂဝတော-သည်၊ ဝိနိတာ-ဆုံးမအပ်ကုန်သော၊ သာဝကာ-တို့သည်၊ အဇ္ဈာသယံ-မြတ်သော မိစ္ဆာဖြစ်၍ ဖြစ်သော၊ အာဒိဗြဟ္မစရိယံ-အစဖြစ်သော မြတ်သောအကျင့်ဖြစ်၍ဖြစ်သောအရိယမဂ်ကို၊ ပုရေတွာ-ပြည့်စေကြကုန်၍၊ အရဟတ္တာဓိဂမဝသေန-အရဟတ္တဖိုလ်ကို ရခြင်း၏အစွမ်းအားဖြင့်၊ အဿာသပ္ပတ္တာ - သက်သာကြောင်းဖြစ်သော ပီတိသောမနဿသို့ ရောက်ကြကုန်၏ဟူ၍၊ ပဋိဇာနန္တိ-ဝန်ခံကြကုန်၏။

(တစ်နည်း) အဿာသပ္ပတ္တာ - သက်သာကြောင်း ဖြစ်သော ပီတိသော မနဿသို့ ရောက်ကုန်သည်၊ ဟုတွာ-ကုန်၍၊ အဇ္ဈာသယံ-သော၊ အာဒိဗြဟ္မစရိယံ-ကို၊ ပဋိဇာနန္တိ-ကုန်၏၊ ဘဂဝတော-၏၊ သောဓမ္မော-သည်၊ ကောနာမ-အဘယ်မည်ပါသနည်း၊ ဣတိ-သို့၊ ပုစ္ဆေယျာမ-ကုန်ရာ၏၊ ဣတိဣဒိ ဝစနံ-ကို၊ ဝတော-၍၊ သဏ္ဍာပေသိ-ပြီ၊ ဝေ-သို့၊ ဝုတ္တေ-နိဂြောပေရိဗိုဇိက ပြောဆိုအပ်သည် ရှိသော်၊ တေ ပရိဗ္ဗာဇကော - တို့သည်၊ တုဏှိ - ကုန်သည်၊ အဟေသံ-ကုန်ပြီ။

တပေါဇိဂုစ္ဆာဝါဒ

၅၅။ အထတသ္မိံ ကာလေ-ပြောဆိုရာထိုအခါ၌၊ ဘဂဝါ-သည်၊ ယေန ဌာနေန-၌၊ နိဂြောဇော-သော၊ ပရိဗ္ဗာဇကော-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-ပြီ၊ အထတသ္မိံ ကာလေ၊ ချဉ်းကပ်တော်မူရာထိုအခါ၌၊

နိဂြောဓော - သော၊ ပရိဗ္ဗာဇကော - သည်၊ ဘဂဝန္တံ - ကို၊ ဧတံဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ ဧတု-လော၊ ဘန္တေ-ရား၊ ဘဂဝတော-အား၊ သွာဂတံ-သည်၊ ဟောတု-တည်း၊ (တစ်နည်း)ဘန္တေ ရား၊ ဘဂဝတော-၏၊ အာဂတံ-သည်၊ သွာဂတံ- သုဇာဂတံ-ပေတည်း၊ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ ဣဓဗ္ဗမသ္မိံ အာရာ မေ-သို့၊ အာဂမနာယ-ဌာ၊ ယဒိဒိ ယော အယံပရိယာယော-သည်၊ အတ္ထိ-၏၊ ဣမံပရိယာယံ-ကို၊ စိရသံခေါ-လှမှသာလျှင်၊ အကာသိ-ပြီ၊ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ နိသိဒတု-လော၊ ဣဒိအာသနံ-ကို၊ ပညတ္တံ-ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘဂဝါ-သည်၊ ပညတ္တေ-သော၊ အာသာနေ-၌၊ နိသိဒိ-ပြီ၊ နိဂြောဓော-သော၊ ပရိဗ္ဗာဇကောပိ-သည်လည်း၊ အညတရံ-သော၊ နိစာသနံ- နိမ္မိသောနေရာကို၊ ဂဟေတွာ-၍၊ ကေမန္တံ-အောင်၊ နိသိဒိ-၏၊ ကေမန္တံ- အောင်၊ နိသိန္တံခေါ-ပြီးသော၊ နိဂြောဓံ-သော၊ ပရိဗ္ဗာ ကံ-ကို၊ ဘဂဝါ- သည်၊ ဧတံဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ နိဂြောဓ-ဓ၊ တုမေ-တို့သည်၊ ဧတရဟိ-ဣ ယခုငါဘုရား ကြွလာတော်မူဆဲအခါ၌၊ ကာယ ကယာယ-အဘယ်စကားဖြင့်၊ သန္တိသိန္တာ-ကောင်းစွာနေကြကုန်သည်၊ အတ္တန္တု- ဖြစ်ကြကုန်သနည်း၊ ဝေါ-သင်တို့၏၊ ဝါ - သင်တို့သည်၊ မမ-ငါဘုရား၏၊ အာဂမနပစ္စယာ-ကြွလာတော်မူခြင်းဟူသော အကြောင်းကြောင့်၊ အန္တရာ- ပြောဆိုနေကျဖြစ်သော စကား၏အကြား၌၊ ဝိပုကထာ - အပြားအားဖြင့် ပြုခြင်းမှကင်းသော၊ ဝါ-ကင်းပြီးသော အပြားအားဖြင့် ပြုခြင်းရှိသော၊ ဝါ-ပြုအပ်ပြီးမဟုတ်သော ဝါ-ပြုအပ်ဆဲဖြစ်သော၊ ဝါ-ပြုအပ်ပြီးမဟုတ်သည် ဖြစ်၍ ပြတ်ပြီးသော၊ ဝါ-ပြုအပ်ဆဲဖြစ်သော ပြတ်ပြီးသော၊ အန္တရာ-ပြော ဆိုနေကျဖြစ်သောစကားမှ တစ်ပါးသော၊ ကသာ-စကားသည်၊ ကာစပန- အဘယ်နည်း၊ ဝါ-ဘယ်နှယ်စကားတဲနည်း။

(တစ်နည်း)ဝေါ-တို့၏၊ ဝါ-တို့သည်၊ အန္တရာ-သော၊ ကာစပနကထာ- အဘယ်စကားကိုသာလျှင်၊ ဝါ-သည်သာလျှင်၊ မမ-၏၊ အာဂမနပစ္စယာ- ကြောင့်၊ အန္တရာ - ၌၊ ဝိပုကထာ - အပြားအားဖြင့် ပြုခြင်းမှ ကင်းသနည်း၊ (တစ်နည်း) ဝေါ-တို့၊ ဝါ-တို့သည်၊ အန္တရာ-သော၊ ယာကထာ - အကြင် စကားကို၊ ဝါ-သည်၊ မမ-၏၊ အာဂမနပစ္စယာ-ကြောင့်၊ အန္တရာ-၌၊ ဝိပုကထာ- ၏၊ မမ-၏၊ အာဂမနပစ္စယာ-ကြောင့်၊ အန္တရာ-၌-ဝိပုကထာ-သော၊ အန္တရာ-သော၊ ဝေါ-တို့၏၊ သာကထာ-သည်၊ ကာစပန-နည်း၊ အဟံ-သည်၊ တုမ္ဟာကံ-တို့၏၊ ကထာဘဂံတ္ထံ-စကားကို ဖျက်ဆီးရခြင်းငှာ၊ ဝါ-စကားကို ဖျက်ဆီးရခြင်းအကျိုးငှာ၊ န အာဂတော-ကြွလာတော် မူသည်မဟုတ်၊ ပန - အဟုတ်အမှန်ကား၊ အဟံ-သည်၊ သဗ္ဗညုတာယ-တစ်ခုမကြွင်း ခပင်းဥသို့

အလုံးစုံကို သိတော်မူတတ်သည်၏ အဖြစ်ကြောင့်၊ တုမ္မာကံ-တို့၏၊ ကထံ-ကို၊ နိဗ္ဗာပေတွာ - ပြီးဆုံးစေတော်မူပြီး၍၊ မတ္တကပ္ပတ္တံ - အပြီးအဆုံးသို့ ရောက်သည်ကို၊ ကတွာ-မူ၍၊ ဒဿာမိ-ပေးတော်မူရတော့အံ့၊ ဣတိမနသိကတွာ-မူ၍၊ အာဂတော-မူ၍၊ ဣတိ-သို့၊ အဝေါစ-ပြီ။

ဝေ-သို့၊ ဝုတ္တေ-မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်၊ နိဂြောဓော-သော၊ ပရိဗ္ဗာဇကော-သည်၊ ဘဂဝန္တံ-ကို၊ ယေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-ဘုရား၊ ဣဓ-ယခု၊ မယံ-တို့သည်၊ သုမာဂဓာယ-သော၊ ပေါက္ခရဏိယာ-၏၊ တီရေ-၌၊ မောရနိဝါပေ-၌၊ အပ္ပောကာသေ-၌၊ စက်မန္တံ-သော၊ ဘဂဝန္တံ-ကို၊ အဒ္ဓသာမ-ပါကုန်၏၊ ဘုမာဂဓာယ-သော၊ ပေါက္ခရဏိယာ-၏၊ တီရေ-၌၊ မောရနိဝါပေ-၌၊ အပ္ပောကာသေ-၌၊ စက်မန္တံ-သော၊ ဘဂဝန္တံ-ကို၊ ဒိသ္မာန-ကုန်၍၊ မယံ-တို့သည် ဝေ-သို့၊ အဝေါစုမ္မာ-ပါကုန်ပြီ၊ ကိံ-သို့၊ အဝေါစုမ္မာ-နည်း၊ သမဏော ဂေါဟမော-သည်၊ ဣမံ ပရိသံ-သို့၊ သစေအာဂစ္ဆေယျ-ဌားအံ့၊ ဧဝံအာဂစ္ဆန္တေ-သော်၊ တံသမဏံ ဂေါတမံ-ကို၊ ဣမံပဉ္စံ-ကို၊ ပုစ္ဆေယျာမ-ကုန်ရာ၏၊ ကိံ-သို့၊ ပုစ္ဆေယျာမ-နည်း၊ ဘန္တေ-ဘုရား၊ ယေနဓမ္မေန-ဖြင့်၊ ဘဂဝါ-သည်၊ သာဝကေ-တို့ကို၊ ဝိနေတိ-၏၊ ယေနဓမ္မေန-ဖြင့်၊ ဘဂဝတာ-သည်၊ ဝိနိတာ-ကုန်သော၊ သာဝကာ-တို့သည်၊ အဇ္ဈာသယံ - သော၊ အာဝိဗြဟ္မစရိယံ - ကို၊ ပုရဘူတာ - ၍၊ အရဟတ္တာဓိဂမဝသေန-ဖြင့်၊ အဿသပ္ပတ္တာ-ကုန်၏ဟူ၍၊ ပဋိဇာနန္တိ-ကုန်၏၊ ဘဂဝတော-၏၊ သောဓမ္မော-သည်၊ ကောနာမ-နည်း၊ ဣတိ သို့၊ ပုစ္ဆေယျာမ-ကုန်ရာ၏၊ ဣတိ-သို့၊ အဝေါစုမ္မာ-ကုန်ပြီ။

ဘန္တေ - ဘုရား၊ နော - တို့သည်၊ ဘဂဝတော - ၏၊ အာဂမနပစ္စယာ-ကြောင့်၊ အန္တရာ-၌၊ ဝိပွကထာ - သော၊ အန္တရာ - သော၊ ကထာ-သည်၊ အယံ ခေါ-ဤစကားသာလျှင်ပါတည်း။

(တစ်နည်း) နော-တို့၏၊ ဝါ-တို့သည်၊ အန္တရာ-သော၊ အယံခေါကထာ-ဤစကားကိုသာလျှင်၊ ဝါ-သည်သာလျှင်၊ ဘဂဝတော-၏၊ အာဂမနပစ္စယာ-ကြောင့်၊ အန္တရာ-၌၊ ဝိပွကထာ-အပြားအားဖြင့် ပြုခြင်းမှကင်းခဲ့ပါ၏။

(တစ်နည်း) နော-တို့၏၊ ဝါ-တို့သည်၊ အန္တရာ-သော၊ ယာကထာ-ကို၊ ဝါ-သည်၊ ဘဂဝတော - ၏၊ အာဂမနပစ္စယာ - ကြောင့်၊ အန္တရာ-၌၊ ဝိပွကထာ-ပါ၏၊ ဘဂဝတော-၏၊ အာဂမနပစ္စယာ-ကြောင့်၊ ဝိပွကထာ-သော၊ အန္တရာ-သော၊ နော-တို့၏၊ သာကထာ-သည်၊ အယံခေါ-သာလျှင်ပါတည်း၊ အထတသ္မိံ ကာလေ-ပြောဆိုနေကြရာ ထိုအခါ၌၊ ဘဂဝါ-သည်၊ အနုပ္ပတ္တော-အဆင်သင့်ရောက်လာတော်မူခဲ့ပါပြီ၊ ဣတိ-သို့၊ အဝေါစ-နိဂြောဓပရိဗ္ဗာဇက လျှောက်ပြီ။

၅၆။ နိဂြောဓ-ဓ၊ အညဒိဋ္ဌိကေန - သော၊ အညဒန္တိကေန - သော၊
 အညရုစိကေန - သော၊ အညတြ - ဌ၊ အာယောဂေန - သော၊ အညတြ-ဌ၊
 အာစရိယကေန-သော၊ တယာ-သည၊ ယေန ဓမ္မေန-ဖြင့်၊ အဟံ-သည၊
 သာဝကေ-တို့ကို၊ ဝိနေမိ-မူ၏၊ ယေန ဓမ္မေန-ဖြင့်၊ မယာ-သည၊ ဝိနိတာ-
 အပ်ကုန်သော၊ သာဝကာ-တို့သည်၊ အဇ္ဈာသယံ-သော၊ အာဒိဗြဟ္မစရိယံ-ကို၊
 ပူရေတွာ-ကုန်၍၊ အရဟတ္တာဓိဂမဝသေန-အားဖြင့်၊ အဿာသပ္ပတ္တာ-ကုန်၏
 ဟူ၍၊ ပဋိဇာနန္တိ-ကုန်၏၊ ဧတံဓမ္မဇာတံ-၍ ဆုံးမကြောင်းဖြစ်သော်တရားကို၊
 ဒုဇ္ဇာနံခေါ-ဆင်းရဲသဖြင့် သိအပ်သည်သာ၊ ဝါ-သိခြင်းငှာ ခဲယဉ်းသည်သာ၊
 ဝါ-သိနိုင်ခဲ့သည်သာ၊ နိဂြောဓ-ဓ၊ အဟံ-သည၊ ဣသံ-တိုက်တုန်းတော်မူ၏၊
 တံ-သည၊ မိ-ကို၊ သကေ-မိမိဥစ္စာဖြစ်သော၊ အာစရိယကေ-ဆရာ၏ ဖြစ်ရာ
 ဖြစ်ကြောင်းဖြစ်သော ဝါဒဌ၊ အဓိဇေဂုဇ္ဈ-အလွန်အကဲ ဝိရိယဖြင့်မကောင်း
 မှုကို စက်ဆုပ်တတ်သည်၏အဖြစ်၌၊ ပဉ္စ-ကို၊ ပုစ္ဆာ-မေးစမ်းလော့၊ ကိ-သို့၊
 ပုစ္ဆာ-နည်း၊ ဘန္တေ-ဘုရား၊ ကထံ-အဘယ်သို့၊ ဝါ-အဘယ်ပုံ၊ ဝါ-အဘယ်
 သို့သော အပြားအားဖြင့်၊ သန္တာ-သော၊ တပေါဇိဂုစ္ဆာ - ကိလေသာတို့ကို
 ပူပန်စေတတ်သော ဝိရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းသည်၊ ပရိပုဏ္ဏာ -
 ပြည့်စုံသည်၊ ဝါ-သန်ရှင်းစင်ကြယ်သည်၊ ဟောတိနုခေါ-ပါသနည်း၊ ကထံ-သို့၊
 သန္တာ-သော၊ တပေါဇိဂုစ္ဆာ-သည်၊ အပရိပုဏ္ဏာ၊ မပြည့်စုံသည်၊ ဝါ-မသန်ရှင်း
 မစင်ကြယ်သည်၊ ဟောတိနုခေါ - ပါသနည်း၊ ဣတိပုစ္ဆာ-လော့၊ ဣတိ-သို့၊
 အဝေါစ-မြတ်စွာဘုရားက မိန့်တော်မူပြီ၊ ဧဝံ-သို့၊ ဝုတ္တေ-မြတ်စွာဘုရားက
 မိန့်တော်မူအပ်သည်ရှိသော်၊ တေပရိဗ္ဗာဇကာ-တို့သည်၊ ဥန္နာဒိနော-မြင့်တက်
 သောအသံကို ပြောဆိုကြကုန်သည်၊ ဝါ-ပဲ့တင်ထပ်သော အသံရှိကြကုန်သည်၊
 ဥစ္စာသဒ္ဓမဟာသဒ္ဓါ-မြင့်သောအသံ ကျယ်သောအသံရှိကြကုန်သည်၊ အဟေသု-
 ကုန်ပြီ၊ ကိ-သို့၊ ဥန္နာဒိနော - ကုန်သည်၊ ဥစ္စာသဒ္ဓမဟာသဒ္ဓါ - ကုန်သည်၊
 အဟေသု-ကုန်သနည်း၊ ဘော-အိုအချင်းတို့၊ ယတြဟိ ယောသမဏော ဂေါ
 တမော-အကြင် ရဟန်းဂေါတမသည်၊ သကဝါဒိ - သကဝါဒကို၊ ဝါ-မိမိ
 ဝါဒကို၊ ဌပေဿတိနာမ - ထားဝံတုံတိ၏၊ ပရဝါဒေန-ပရဝါဒဖြင့်၊ ဝါ-
 တစ်ပါးသော သူတို့၏ဝါဒဖြင့်၊ ပဝါရေဿတိနာမ - ဖိတ်ဝံတုံတိ၏၊ တဿ
 သမဏဿ ဂေါတမဿ-၏၊ မဟိဒ္ဓိကာ - ကြီးသော တန်ခိုးရှိသည်၏ အဖြစ်
 သည်၊ မဟာနုဘာဝတာ - ကြီးသော အာနုဘော်ရှိသည်၏ အဖြစ်သည်၊
 အဇ္ဈရိယံဝတ-လက်ဖျစ်ရိုက်တီး မြေတုန်ဟည်းအောင်အံ့ချိုးခြင်းငှာ ထိုက်ပါ
 ပေစွတကား၊ ဝါ-လက်ဖျစ်ရိုက်တီး မြေတုန်ဟည်းအောင် အံ့ချိုးခြင်းငှာထိုက်
 ပါပေစွသြ၊ ဘော-တို့၊ ယတြဟိယောသမဏောဂေါတမော-သည်၊ သကဝါဒိ-
 ကို၊ ဌပေဿတိနာမ-တိ၏၊ ပရဝါဒေန-ဖြင့်၊ ပဝါရေဿတိနာမ-၏၊ တဿ
 သမဏဿဂေါတမဿ-၏၊ မဟိဒ္ဓိကာတာ - သည်၊ မဟာနုဘာဝတာ - သည်၊

အဗ္ဘုတံဝတ-ရှေးကမဖြစ် ယခုမှအသစ်ဖြစ်ပါပေစွတကား၊ ဝါ-ရှေးကမဖြစ် ယခုမှအသစ် ဖြစ်ပါပေစွ သြ၊ ဣတိ-သို့၊ ဥန္တဒိနော-ကုန်သည်၊ ဥစ္စာသဒ္ဓိ မဟာသဒ္ဓါ-ကုန်သည်၊ အဟေသံ-ကုန်ပြီ။

၅၇။ အထတသ္မိံ ကံလေ-ပရိဗိုဇ်တို့၏ မြင့်သောအသံကို ပြောဆိုကြရာ ထိုအခါ၌၊ နိဂြောဓော-သော၊ ပရိဗ္ဗာဇကော-သည်၊ တေပရိဗ္ဗာဇကေ-တို့ကို၊ အပ္ပသဇေဒ္ဓ - အသံမရှိသည်တို့ကို၊ ကတွာ - ရှိ၊ ဘဂဝန္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ - နည်း၊ ဘန္တေ - ဘုရား၊ မယံ-တို့သည်၊ တပေါဇိဂုဇ္ဈာဝါဒါ-ကိလေသာကို ပူပန်စေတတ်သောဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းကို နှုတ်ဖြင့်ပြောဆိုကြကုန်သည်၊ တပေါဇိဂုဇ္ဈာသာရာ-ကိလေ သာကို ပူပန်စေတတ်သော ဝီရိယဖြင့်၊ မကောင်းမှုကို စက်ဆုပ်ခြင်းဟူသော အမျက်ရှိကြကုန်သည်၊ (တစ်နည်း) တပေါဇိဂုဇ္ဈာ-ကိလေသာကို ပူပန်စေတတ် သောဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းကို၊ သာရာဓာ-စိတ်ဖြင့် မြတ် သောအားဖြင့် သက်ရောက်ကြကုန်သည်၊ ဝါ-စိတ်ဖြင့် အမြတ်ဟူ၍ ထားကြ ကုန်သည်၊ ဝါ - စိတ်ဖြင့် အမြတ်၌ ထားကြကုန်သည်၊ တပေါဇိဂုဇ္ဈာ-ကို၊ အလ္လိနာ-ကိုယ်ဖြင့် ငြိကပ်ကြကုန်သည်၊ ဟုတွာ-ကုန်၍၊ ဝိဟရာမ-နေကြပါ ကုန်၏၊ ဘန္တေ-ဘုရား၊ ကထံ - သို့၊ သန္တာ - သော၊ တပေါဇိဂုဇ္ဈာ-သည်၊ ပရိပုဏ္ဏာ-သည်၊ ဟောတိနုခေါ - ပါသနည်း၊ ကထံ-သို့၊ သန္တာ- သော၊ တပေါဇိဂုဇ္ဈာ-သည်၊ အပရိပုဏ္ဏာ-သည်၊ ဟောတိနုခေါ-ပါသနည်း၊ ဣတိ-သို့၊ အဝေါစ-ပြီ။

နိဂြော-ဓ၊ ဣဓဣမသ္မိံ လောကေ-၍လောက၌၊ တပဿီ-အကျင့်ရှိသော ပုဂ္ဂိုလ်သည်၊ အစေလကော-အဝတ်မဆီး အချည်းနှီးသည်၊ ဝါ-အဝတ်မဝတ် သည်၊ မုတ္တာစာရာ - စွန့်လွှတ်အပ်သော လောကီအမျိုးသားတို့၏ အလေ့ အကျင့်ရှိသည်၊ ဝါ-စွန့်လွှတ်အပ်သော လောကီ အမျိုးသားတို့၏ အလေ့ အကျင့်ရှိသည်ဖြစ်၍ မတ်တတ်ရပ်လျက် အလေးအပေါ့ စွန့်မ ခဲ့မှ စားမှုကို ပြုကျင့်တတ်သည်၊ ဝါ-လောကီအမျိုးသားတို့၏ အကျင့်မှလွတ်သော အကျင့် ရှိသည်၊ ဟတ္တာပလေခနော-ထမင်းစားပြီးသည်ရှိသော် လက်ကိုလျှာဖြင့် လျက် တတ်သည်၊ ဝါ-အလေးစွန့်ပြီးသည်ရှိသော် လက်ဖြင့် သုတ်သင်တတ်သည်၊ န ဟိ ဘဒ္ဒန္တိကော-အရှင်ဘုရား ဆွမ်းခံခြင်းငှာကြွပါဦးလော့-ဟု လျှောက်အပ် သည်ရှိသော် ကြွခြင်းအစီအရင်ကို မကျင့်တတ်သည်၊ နတိဋ္ဌဘဒ္ဒန္တိကော-အရှင် ဘုရား ဆွမ်းခံခြင်းငှာ ရပ်ပါဦးလော့-ဟု လျှောက်အပ်သည်ရှိသော် ရပ်ခြင်း အစီအရင်ကို မကျင့်တတ်သည်၊ ဟောတိ-၏၊ အဘိဟဋ္ဌံ-မိမိမရောက်မီ ရှေးရှု သောင်အပ်သော ထမင်းကို၊ နပဋိဂ္ဂဏှာတိ-မခံယူ၊ ဥဒ္ဓိဿ-ရည်ရွယ်၍၊ ကထံ-

ပြုအပ်သော ထမင်းကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ နိမန္တန်-ပင့်ဖိတ်အပ်သော ထမင်းကို၊ န သာဒိယတိ-မသာယာ၊ သော တပဿိ-သို့ အကျင့်ရှိသော ပုဂ္ဂိုလ်သည်၊ ကုမ္ဘိမုခါ-အိုးဝမှ၊ ဥဒ္ဓရိတွာ-ထုတ်ဆောင်၍၊ ဒိယျမာနံ - ပေးလှူအပ်သော၊ ဘတ္တံ-ထမင်းကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ကလောပိမုခါ-ထမင်းအိုးဝမှ၊ ဝါ-ထမင်းတောင်းဝမှ၊ ဥဒ္ဓရိတွာ-၍၊ ဒိယျမာနံ-သော၊ ဘတ္တံ-ကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ဇေဋ္ဌကံ-တံခါးခုံကို၊ အန္တရံ-ခြားသည်ကို၊ ကတွာ-၍၊ ဒိယျမာနံ-သော၊ ဘတ္တံ-ကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ဒဏ္ဍံ-တုတ်လှန်တံကို၊ ဝါ-တောင်တေးကို၊ အန္တရံ-ကို၊ ကံတွာ-၍၊ ဒိယျမာနံ-သော၊ ဘတ္တံ-ကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ မုသလံ-ကျည်ပွေ့ကို၊ အန္တရံ-ကို၊ ကတွာ-၍၊ ဒိယျမာနံ-သော၊ ဘတ္တံ-ကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ဒိန္နံ-နှစ်ယောက်ကုန်သော၊ ပုဂ္ဂလာနံ-တို့သည်၊ ဘုဉ္ဇမာနာနံ-စားကြ ကုန်စဉ်၊ ကေသ္မိ-တစ်ယောက်သော၊ ပုဂ္ဂလေ-သည်၊ ဥဋ္ဌာယ-၍၊ ဒေဇ္ဇေ-ပေးလှူအပ်သည် ရှိတော်၊ န ပဋိဂ္ဂဏှာတိ-ယူ။

(တစ်နည်း) ဘုဉ္ဇမာနံ-စားဆဲဖြစ်ကုန်သော၊ ဒိန္နံ-ကုန်သော၊ ပုဂ္ဂလာနံ-တို့တွင်၊ ကေသ္မိ-သော၊ ပုဂ္ဂလေ-သည်၊ ဥဋ္ဌာယ-၍၊ ဒေဇ္ဇေ-သော်၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ဂမ္ဘိနိယာ-ကိုယ်ဝန်ရှိသော၊ ဣတ္ထိယာ-သည်၊ ဒေန္တိယာ-သော်၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ပါယမာနာယ-နို့စို့ စေဆဲဖြစ်သော၊ ဝါ-နို့တိုက်ဆဲဖြစ်သော၊ ဣတ္ထိယာ-သည်၊ ဒေဇ္ဇေယာ-သော်၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ပုရိသန္တရဂတာယ-ယောကျ်ား၏ အနီးသို့ လှည့်လည် သွားလာသော၊ ဣတ္ထိယာ-သည်၊ ဒေန္တိယာ-သော်၊ န ပဋိဂ္ဂဏှာတိ-ယူ၊ သကိတ္တိယု-ပေါင်းဆုံ၍ ကြေးကြော်ရာဖြစ်သော ဆန်အပေါင်းဖြင့်ချက်အပ်သော ထမင်းတို့ကို၊ ဒိယျမာနာသု-သော်၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ယတ္ထ ယသ္မိံ ဌာနေ-အကြင်အရပ်၌၊ သာ ခွေးသည်၊ ဥပဋ္ဌိတော-အနီး၌တည်သည်၊ ဝါ-ကပ်၍တည်သည်၊ ဟောတိ-၏၊ တတ္ထ တသ္မိံ ဌာနေ-၌၊ တဿ သုနုဓဿ-ထိုခွေးအား၊ အဒတွာ-မပေးမူ၍၊ အာဟာဋ္ဌိ-ဆောင်အပ်သော၊ ဘတ္တံ-ကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ ယတ္ထ ယသ္မိံ ဌာနေ-၌၊ မက္ခိကာယ - ယင်တို့သည်၊ သဏ္ဍသဏ္ဍစာရိနိ - အစုအစု လှည့်လည်ကြကုန်သည်၊ ဟောန္တိ-ကုန်၏၊ တတော ဌာနတော-ထိုယင်တို့ အစုအစု လှည့်လည်ရာအရပ်မှ၊ အာဟာဋ္ဌိ-သော၊ ဘတ္တံ-ကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ မစ္ဆံ-ငါးကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ မိသံ-အသားကို၊ န ပဋိဂ္ဂဏှာတိ-ယူ၊ သုရံ-သေကို၊ န ပိဝတိ-မသောက်၊ မေရယံ-အရက်ကို၊ န ပိဝတိ-မသောက်၊ ထုသောဒကံ-အလုံးစုံသော စပါး အဆောက်အဦတို့ဖြင့်ပြုအပ်သော ဝီရကမည်သောဆေးကို၊ ဝါ-အလုံးစုံသော အဆောက်အဦတို့ဖြင့် ပြုစီရင်အပ်သော ပအိုးရည်ကို၊ န ပိဝတိ-မသောက်၊ သောတပဿိ-သည်၊ ကောဂါရိကော-တစ်အိမ်သို့သာ ဆွမ်းခံခြင်းငှာ ကပ်ရောက်တတ်သည်၊ ဝါ-တစ်အိမ်၌သာ ဆွမ်းခံသည်၊ ဟုတွာ-၍၊ ကောလောပိ ကောဝါ-တစ်လုတ်

ဖြင့်သာ ဖြစ်တတ်သည်သော်လည်း၊ ဝါ-တစ်လုတ်ကိုသာစားတတ်သည် သော်လည်း၊ ဟောတိ-၏၊ ဒွါဂါရိကော-နှစ်အိမ်တို့သို့ ဆွမ်းခံခြင်းငှာ ကပ်ရောက်တတ်သည်၊ ဝါ-နှစ်အိမ်တို့၌ ဆွမ်းခံသည်၊ ဟုတော-၍၊ ဒွါလောပိတောဝါ-နှစ်လုတ်တို့ဖြင့်သာ ဖြစ်တတ်သည်သော်လည်း၊ ဝါ-နှစ်လုတ်တို့ကိုသာ စားတတ်သည် သော်လည်း၊ ဟောတိ-၏၊ တျာဂါရိကော-သည်၊ ဟုတော-၍၊ တျာလောပိကော ဝါ-သည် သော်လည်း၊ ဟောတိ-၏၊ စတုဂါရိကော-သည်၊ ဟုတော-၍၊ စတုလောပိကော ဝါ-သည် သော်လည်း၊ ဟောတိ-၏၊ ပဉ္စဂါရိကော-သည်၊ ဟုတော-၍၊ ပဉ္စလောပိကော ဝါ-သည် သော်လည်း၊ ဟောတိ-၏၊ ဆာဂါရိကော-သည်၊ ဟုတော-၍၊ ဆာလောပိကော ဝါ-သည် သော်လည်း၊ ဟောတိ-၏၊ သတ္တဂါရိကော-သည်၊ ဟုတော-၍၊ သတ္တလောပိကော ဝါ-သည် သော်လည်း၊ ဟောတိ-၏၊ ဧကိဿာ-ဘစ်ခုသော၊ ဒတ္တိယာပိ-ခွက်ငယ်ဖြင့်လည်း၊ ဝါ-ခွက်ငယ်၌ တည်ရှိသော ထမင်းဖြင့်လည်း၊ ယာပေတိ-မျှတ၏၊ ဒွိဟိ-ကုန်သော၊ ဒတ္တိဟိပိ-တို့ဖြင့်လည်း၊ ယာပေတိ-၏၊ တိဟိ-ကုန်သော၊ ဒတ္တိဟိပိ-တို့ဖြင့်လည်း၊ ယာပေတိ-၏၊ စတုဟိ-ကုန်သော၊ ဒတ္တိဟိပိ-တို့ဖြင့်လည်း၊ ယာပေတိ-၏၊ ဆဟိ-ကုန်သော၊ ဒတ္တိဟိပိ-တို့ဖြင့်လည်း၊ ယာပေတိ-၏၊ သတ္တဟိ-ကုန်သော၊ ဒတ္တိဟိပိ-တို့ဖြင့်လည်း၊ ယာပေတိ-၏၊ ဧကဟိကံ-မစားသည်၏အစွမ်းအားဖြင့် တစ်ရက်ရှိရာဖြစ်သော၊ ဝါ-ခြားသော တစ်ရက်ရှိရာဖြစ်သော၊ ဝါ-တစ်ရက်ခြားဖြစ်သော၊ ဝါ-တစ်ရက်ချန်ဖြစ်သော၊ အာဟာရံပိ-အာဟာရကိုလည်း၊ အာဟာရေတိ-မျှ၏။

(တစ်နည်း) အာဟာရံ-ကို၊ ဧကဟိကံပိ-တစ်ရက်မစားဘဲ တစ်ရက်သာ စားခြင်းကိုလည်း၊ ဝါ-တစ်ရက်ချန် စားခြင်းကိုလည်း၊ ဝါ-တစ်ရက်တစ်ကြိမ် စားခြင်းကိုလည်း၊ ကတော-၍၊ အာဟာရေတိ-၏၊ ဒွိဟိကံ-မစားသည်၏ အစွမ်းအားဖြင့် နှစ်ရက်ခြားရှိရာဖြစ်သော၊ အာဟာရံပိ-ကိုလည်း၊ အာဟာရေတိ-၏၊ အာဟာရံ-ကို၊ တိဟိကံပိ-သုံးရက်မစား၊ တစ်ရက်သာ စားခြင်းကိုလည်း၊ ကတော-၍၊ အာဟာရေတိ-၏၊ စတုဟိကံ-သော၊ အာဟာရံပိ-ကိုလည်း၊ အာဟာရေတိ-၏၊ အာဟာရံ-ကို၊ ပဉ္စဟိကမ္ပိ-ကိုလည်း၊ ကတော-၍၊ အာဟာရေတိ-၏၊ ဆာဟိကံ-သော၊ အာဟာရံပိ-ကိုလည်း၊ အာဟာရေတိ-၏၊ အာဟာရံ-ကို၊ သတ္တဟိကံပိ-ကိုလည်း၊ ကတော-၍၊ အာဟာရေတိ-၏၊ ဣတ္ထိ ဝေဇ္ဇပံ-ဤသို့ သဘောရှိသော၊ အနုမာသိကံ-မစားသည်၏ အစွမ်းအားဖြင့် လခွဲရှိရာဖြစ်သော၊ ဝါ-ခြားသော လခွဲရှိရာဖြစ်သော၊ ပရိယာယ ဘတ္တ ဘောဇနာနုယောဂမ္ပိ-အဖန်ဖန် အားထုတ်အပ်သော အလှည့်အကြိမ်အားဖြင့် ထမင်းကို စားခြင်းကိုလည်း၊ အနုယုတ္တော-အဖန်ဖန် အားထုတ်သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ သော တပဿိ-သည်၊ သာကဘက္ခောဝါ-ဟင်းရွက်စိမ်းကို စား

သည်သော်လည်း၊ ဟောတိ-၏၊ သာမကဘက္ခောဝါ-လမန်းမြက်သီးဆံကို စား
 သည်သော်လည်း၊ ဝါ-နတ်ကောက်ကို စားသည်သော်လည်း၊ ဝါ-ဂျုံကို စား
 သည် သော်လည်း၊ ဟောတိ-၏၊ နိဝါရဘက္ခောဝါ - ကျိတ်စပါးကို စား
 သည်သော်လည်း၊ ဟောတိ-၏၊ ဒဒ္ဓုလဘက္ခောဝါ-သားရေပတ်ကို စားသည်
 သော်လည်း၊ ဟောတိ-၏၊ ဟဋ္ဌဘက္ခောဝါ-သစ်စေးမွှေကို စားသည်သော်
 လည်း၊ ဟောတိ-၏၊ ကဏဘက္ခောဝါ-ဆန်ကျိုးကိုစားသည်သော်လည်း၊ ဝါ-
 ဆန်ကဲ့ကို စားသည်သော်လည်း၊ ဟောတိ-၏၊ အာစမဘက္ခောဝါ-ထမင်းချိုး
 ကို စားသည်သော်လည်း၊ ဝါ-ထမင်းချိုးမှဖြစ်သော ပအုံးရည်ကို စားသည်
 သော်လည်း၊ ဝါ-ထမင်းရည်ကို သောက်သည်သော်လည်း၊ ဟောတိ-၍၊
 ပိညာကဘက္ခောဝါ-နှမ်းမုန့်ညက်ကို စားသည်သော်လည်း၊ ဝါ-နှမ်းဖတ်ကို
 စားသည်သော်လည်း၊ ဟောတိ-၏၊ တိဏဘက္ခောဝါ-မြက်ကိုစားသည်သော်
 လည်း၊ ဟောတိ-၏၊ ဂေါမယဘက္ခောဝါ-နှားချေးကိုစားသည်သော်လည်း၊
 ဟောတိ-၏၊ ဝနမူလဖလာဟာရော-တော၌ ဖြစ်သော သစ်မြစ် သစ်သီး
 ဟူသော အာဟာရရှိသည်၊ ပဝတ္ထုဖလဘောဇီ-အလိုလိုကြွကျသော သစ်သီး
 ကို စားလေ့ရှိသည်၊ ဟုတုာ-၍၊ ယာပေတိ-မျှတ၏၊ သော တပဿိ-သည်၊
 သာဏာနိပိ-ပိုက်ဆံလျှော်တို့ဖြင့် ရက်အပ်သောပုဆိုးတို့ကိုလည်း၊ ဓာရေတိ-
 သောင်၏၊ မသာဏာနိပိ-တစ်ပါးသောလျှော်တို့ဖြင့်ရောသော ပိုက်ဆံလျှော်
 တို့ဖြင့် ရက်အပ်သောပုဆိုးတို့ကိုလည်း၊ ဓာရေတိ-၏၊ ဆဝဒုဿာနိပိ-သူသေ
 ကောင်ကိုယ်မှ စွန့်ပစ်အပ်သော ပုဆိုးတို့ကိုလည်း၊ ဝါ-ပြိတ်မြတ်အစရှိသော
 ယုတ်ညံ့အောက်ကျသော လျှော်တို့ဖြင့် သိကုံးအပ်သော ပုဆိုးတို့ကိုလည်း၊
 ဓာရေတိ-၏၊ ပံသုကုလဒနိပိ-မြေမှုန့်ပမာ ရွံဖွယ်ရာသို့ လွန်စွာရောက်တတ်
 သောပုဆိုးတို့ကိုလည်း၊ ဓာရေတိ-၏၊ ကမ္မလာနိပိ-ကမ္မလာတို့ကိုလည်း၊
 ဓာရေတိ-၏၊ တိရိဋ္ဌာနိပိ-သစ်ခေါက်တို့ကိုလည်း၊ ဓာရေတိ-၏၊ အဇိနာနိပိ၊
 သစ်နက်ရေတို့ကိုလည်း၊ ဓာရေတိ-၏၊ အဇိနကပ္ပမိ-ခွာနှင့် တကွ ဖြစ်သော
 သစ်နက်ရေကိုလည်း၊ ဓာရေတိ-၏၊ ကုသစိရံပိ-သမန်းမြက်သက်န်းကိုလည်း၊
 ဓာရေတိ-၏၊ ဝါကစိရံပိ-လျှော်တေသက်န်းကိုလည်း၊ ဓာရေတိ-၏၊ ဖလက
 စိရံပိ-ပျဉ်ချပ် သက်န်းကိုလည်း၊ ဓာရေတိ-၏၊ ကေသကမ္မလံပိ-လူ၏ဆံပင်တို့
 ဖြင့် ရက်အပ်သော ကမ္မလာကိုလည်း၊ ဓာရေတိ-၏၊ ဝါဠကမ္မလံပိ-မြင်းမြီး
 တို့ဖြင့်ရက်အပ်သော ကမ္မလာကိုလည်း၊ ဓာရေတိ-၏၊ ဥလူကပက္ခမိ-ခင်ပုပ်
 တောင်ဖြင့် ပြုအပ်သောအဝတ်ကိုလည်း၊ ဝါ-တီးတုတ်တောင်ဖြင့် ပြုအပ်
 သော အဝတ်ကိုလည်း၊ ဝါ-ဖလံဖြူတောင်ဖြင့်ပြုအပ်သော အဝတ်ကိုလည်း၊
 ဓာရေတိ-၏၊ ကေသမဿုလောစနာနုယောဂံ-အဖန်ဖန် အားထုတ်အပ်သော
 ဆံမုတ်ဆိတ်ကို ထန်းစေ့မှတ်ဖြင့်နှုတ်ခြင်းကို၊ အနုယုတ္တော-အဖန်ဖန် အား
 ထုတ်သည်၊ ဟုတုာ-၍၊ ကေသမဿုလောစကောပိ-ဆံမုတ်ဆိတ်ကို ထန်းစေ့



မှတ်ဖြင့် နှုတ်ခြင်းအကျင့်ရှိသည်လည်း၊ ဟောတိ-၏၊ အာသနံပဋိက္ခိတ္တော-
 ပယ်အပ်ပြီးသော နေရာရှိသည်၊ ဝါ-ပယ်အပ်ပြီးသောနေထိုင်ခြင်း ရှိသည်၊
 ဟုတော-၍၊ ဥဗ္ဗဋ္ဌိကောပိ-အထက်၌ ထည်တတ်သည်လည်း၊ ဝါ-ရပ်ခြင်း
 အကျင့်ရှိသည်သော်လည်း၊ ဟောတိ-၏၊ ဥက္ကုဋ္ဌိကပ္ပဓာနံ-ဒူး ပေါင်ကွေး
 ကောက် ထက်အောက်မဖြောင့် ဆောင်ကြောင့်တိုင်ခြင်းဟူသော လုံ့လကို၊
 ဝါ-ပဆွန့်နှင်းလျက် သွားခြင်း ဟူသော လုံ့လကို၊ အနုယုတ္တော-သည်၊
 ဟုတော - ၍၊ ဥက္ကုဋ္ဌိကောပိ-ဒူး ပေါင် ကွေးကောက် ထက်အောက်
 မဖြောင့် ဆောင်ကြောင့်ထိုင်ခြင်းဟူသော အကျင့်ရှိသည်လည်း၊ ဝါ-ပဆွန့်
 နှင်းလျက်သွားခြင်းဟူသော အကျင့်ရှိသည်လည်း၊ ဟောတိ-၏၊ ကဏ္ဍကာ-
 ပဿယိကောပိ-သံဆူး၊ ပကတိသောဆူး၌ ရပ်ခြင်း၊ သွားခြင်း၊ ထိုင်ခြင်း
 အကျင့်ရှိသည်လည်း၊ ဟောတိ-၏၊ ကဏ္ဍကာပဿယေ-သံဆူး ပကတိသော
 ဆူးဟူသော အိပ်ရာနေရာ၌၊ သေယျံ-အိပ်ခြင်းကို၊ ကပ္ပေတိ-ပြု၏၊ ဖလက-
 သေယျံပိ-ပျဉ်ချပ်၌အိပ်ခြင်းကိုလည်း၊ ကပ္ပေတိ-၏၊ ထဏှိလသေယျံပိ-မြင့်
 သောနေရာ၌အိပ်ခြင်းကိုလည်း၊ ကပ္ပေတိ-၏၊ ဝါ-ပကတိသော မြေ၌အိပ်
 ခြင်းကိုလည်း၊ ကပ္ပေတိ-၏၊ ရဇောဇလ္လဓရော-မြူဟူသော အညစ်အကြေးကို
 ဆောင်သည်၊ ဟုတော-၍၊ ကေပဿယိကောပိ-တစ်ဖက်သောနံဘေးဖြင့်သာ
 အိပ်ခြင်းအကျင့် ရှိသည်လည်း၊ ဟောတိ-၏၊ ယထာသန္ဓတိကော-အကြင်
 အကြင်ခင်းအပ်ပြီးသော နေရာ၌နေခြင်းအလေ့ရှိသည်၊ ဟုတော - ကုန်၍၊
 အဗ္ဗောကာသိကောပိ-လွင်တီးခေါင်၌နေခြင်းအကျင့်ရှိသည်လည်း၊ ဟောတိ-
 ၏၊ ဝိကဋ္ဌဘောဇနာနုယောဂံ-အဖန်ဖန်အားထုတ်အပ်သော ဖောက်ပြန်စွာ
 ပြုအပ်သော ကျင်ကြီးကို စားခြင်းကို၊ အနုယုတ္တော-သည်၊ ဟုတော-၍၊
 ဝေကဋ္ဌိကောပိ-ဖောက်ပြန်စွာ ပြုအပ်သောကျင်ကြီးကို စားခြင်းအကျင့် ရှိ
 သည်လည်း၊ ဟောတိ-၏၊ အပါဏကတ္တံ-ရေအေးကို မသောက်သည်၏အဖြစ်
 ကို၊ အနုယုတ္တော-အဖန်ဖန် အားထုတ်သည်၊ ဟုတော-၍၊ အပါဏကောပိ-
 ရေအေးကို မသောက်တတ်သည်လည်း၊ ဟောတိ-၏၊ သာယတတိယကံပိ-
 သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ညချမ်းအခါ ရှိရာ၌လည်း၊ ဖြစ်သော၊
 ဥဒကောဓရာဟနာနုယောဂံ-ရေသို့သက်ဆင်းခြင်းကို အဖန်ဖန် အားထုတ်ခြင်း
 ကို၊ အနုယုတ္တော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။

နိဂြောဓ-ဓ၊ မယာ-ဝါတုရားသည်၊ ဝုတ္တမာနံ-ဟောတော်မူအပ်လတ္တံ့ သော၊
 ယံဝစနံ-သည်၊ အတ္ထိ-၏၊ တံဝစနံ-ကို၊ တံ-သည်၊ ကိံ မညသိ၊ အဘယ်သို့
 အောက်မေ့ မှတ်ထင်ဘိသနည်း၊ တပဿိ-သည်၊ ဝုတ္တပကာရံ-ဆိုအပ်ပြီးသော
 အပြားရှိသော၊ ပဋိပတ္တိံ - အကျင့်ကို၊ ယဒိပဋိပဇ္ဇတိ - အကယ်၍ ကျင့်အံ့၊
 (အပိုထည့်စပ်သည်) ဝေသန္တေ-သော်၊ တပေါ်ဇိဂူစွာ-သည်၊ ပရိပုဏ္ဏာဝါ-

သော်လည်း၊ ဟောတိ-လော၊ အပရိပုဏ္ဏာဝါ-သည်သော်လည်း၊ ဟောတိ-လော၊
ဣတိ-သ္မိ၊ အဝေါစ-ပြီ၊ ဧဝံ-သ္မိ၊ ဝုတ္တေ-မြတ်စွာဘုရားက မိန့်တော်မူအပ်
သည်ရှိသော်၊ နိဂြောဓော - သော၊ ပရိဗ္ဗာဇကော - သည်၊ ဧတံဝစနံ- ကို၊
အဝေါစ-လျှောက်ပြန်ပြီ၊ ကိံ-သ္မိ၊ အဝေါစ-နည်း၊ ဘန္တေ-မြတ်စွာဘုရား၊
တပဿိ - သည်၊ ဝုတ္တပကာရံ - သော၊ ပဋိပတ္တိံ - ကို၊ ယဒိပဋိပဇ္ဇတိ-အံ၊
ဧဝံသန္တေ-သော်၊ အဒ္ဓါခေါ-စင်စစ်ကေန အမှန်မချွတ်သာလျှင်၊ တပေါဇိ
ဂုဏ္ဏာ-သည်၊ ပရိပုဏ္ဏာ-သည်၊ ဟောတိ-ပါ၏၊ အပရိပုဏ္ဏာ - သည်၊ နော
ဟောတိ-ပါ၊ ဣတိ-သ္မိ၊ အဝေါစ-ပြီ၊ ဧဝံ-သ္မိ၊ ဝုတ္တေ-နိဂြောဓပရိပိုဇ်က
လျှောက်အပ်သည်ရှိသော်၊ ဘဂဝါ-သည်၊ နိဂြောဓံ-သော၊ ပရိဗ္ဗာဇကံ-ကို၊
ဧတံဝစနံ-ကို၊ အဝေါစ-ပြန်ပြီ၊ ကိံ - သ္မိ၊ အဝေါစ - နည်း၊ နိဂြောဓ-
နိဂြောဓ၊ အဟံ-ငါဘုရားသည်၊ ဧဝံ-သ္မိ၊ ပရိပုဏ္ဏာယပိ - ပြည့်စုံသည်လည်း
ဖြစ်သော၊ တပေါဇိဂုဏ္ဏာယ-၏၊ အနေကဝိဟိတေ-များအပြား ရှိကုန်သော၊
ဥပက္ကိလေသေ - ကပ်၍ ပူပန်စေတတ် နှိပ်စက်တတ်သော အညစ် အကြေး
အန္တရာယ်တို့ကို၊ ဝဒမိ - ဟောတော်မူ၏၊ ဣတိ - သ္မိ၊ အဝေါစ - ပြန်ပြီ၊
ဧဝံ-သ္မိ၊ ဝုတ္တေ-မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်၊ နိဂြောဓော-
သော၊ ပရိဗ္ဗာဇကော-သည်၊ ဘဂဝန္တံ-ကို၊ ဧတံဝစနံ-ကို၊ အဝေါစ-ပြန်ပြီ၊
ကိံ-သ္မိ၊ အဝေါစ-နည်း။

ဥပက္ကိလေသ

၅၇။ ဘန္တေ-ဘုရား၊ ယထာကထံပန-အဘယ်သို့သာလျှင်၊ ဝါ-အဘယ်
ပုံသာလျှင်၊ ဝါ-အဘယ်သို့သော အပြားအားဖြင့်သာလျှင်၊ ဘဂဝါ-သည်၊
ဧဝံ-သ္မိ၊ ပရိပုဏ္ဏာယ-သော၊ တပေါဇိဂုဏ္ဏာယ-၏၊ အနေကဝိဟိတေ-ကုန်
သော၊ ဥပက္ကိလေသေ-တို့ကို၊ ဝဒတိ-နည်း။

(တစ်နည်း) ဘန္တေ-ဘုရား၊ ကထံပန - အဘယ်သို့သာလျှင်၊ ဘဂဝါ-
သည်၊ ဧဝံ-သ္မိ၊ ပရိပုဏ္ဏာယ-သော၊ တပေါဇိဂုဏ္ဏာယ-၏၊ အနေကဝိဟိတေ-
ကုန်သော၊ ဥပက္ကိလေသေ - တို့ကို၊ ဝဒတိ-နည်း၊ ယထာ-အကြံငဲ့သို့သော
အခြင်းအရာအားဖြင့်၊ ဒေသိယမာနေ-ဟောတော်မူအပ်သည်ရှိသော်၊ အဟံ-
အကျွန်ုပ်သည်၊ အာဇာနာမိ-သိနိုင်ပါ၏၊ တထာ-ထိုအကျွန်ုပ်သိနိုင်လောက်
အောင်သော အခြင်းအရာအားဖြင့်၊ ဘဂဝါ-သည်၊ ဒေသေတံ-ဟောတော်
မူပါလော့၊ ဣတိ-သ္မိ၊ အဝေါစ-ပြန်ပြီ၊ ဧဝံ-သ္မိ၊ ဝုတ္တေ-နိဂြောဓပရိပိုဇ်က
လျှောက်အပ်သည်ရှိသော်၊ ဘဂဝါ-သည်၊ နိဂြောဓံ-သော၊ ပရိဗ္ဗာဇကံ-ကို၊
ဧတံဝစနံ-ကို၊ အဝေါစ-ပြန်ပြီ၊ ကိံ-သ္မိ၊ အဝေါစ-နည်း၊ နိဂြောဓ-ဓ၊
ဣဓဣမသ္မိံ-လောကေ - ဤလောက၌၊ တပဿိ - သည်၊ တပံ-အကျင့်-ကို၊

သမာဒိယတိ - ကောင်းစွာယူ၏။ ဝါ - မြဲမြံမြဲမြံ သန်သန်မာမာ ပြင်းစွာ
 ယူ၏။ ဝါ-ဆောက်တည်၏။ သော တပဿိ-သည်။ တေန တပသာ-ထိုအကျင့်
 ဖြင့်။ အတ္တမနော-မိမိစိတ်ရှိသည်။ ပရိပုဏ္ဏသက်ပွော-ပြည့်စုံသောအကြံရှိသည်။
 ဟောတိ - ၏။ နိဂြောဓ - ဓ၊ တပဿိ-သည်။ တပံ-ကို။ သမာဒိယတိ-၏။
 သော တပဿိ-သည်။ တေန တပသာ-ဖြင့်။ အတ္တမနော - မိမိစိတ်ရှိသည်။
 ပရိပုဏ္ဏသက်ပွော - ပြည့်စုံသော အကြံရှိသည်။ ယံပိဟောတိ - အကြင်လည်း
 ဖြစ်၏။ နိဂြောဓ-ဓ၊ အယံပိ-ဤအကျင့်ဖြင့်မိမိစိတ်ရှိသည်၏အဖြစ်၊ ပြည့်စုံသော
 အကြံရှိသည်၏ အဖြစ်သည်လည်း။ တပဿိနော-၏။ ဥပက္ကိလေသော-ကပ်၍
 ပူပန်စေတတ် နှိပ်စက်တတ်သော အညစ်အကြေးအန္တရာယ်သည်။ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုနစပရံ- တစ်မျိုးတခြား ဥပက္ကိလေသ တစ်ပါးကိုလည်း။
 ထင်ရှားတစ်ဖန် ဟောထားတော်မူခဲ့ပြန်အံ့။

(တစ်နည်း) နိဂြောဓ-ဓ၊ ပုနတစ်ဖန်၊ အပရံ-တစ်ပါးသော၊ ဥပက္ကိလေ
 သံစ- ဥပက္ကိလေသကိုလည်း။ အဟံ-သည်။ ဘာသိသာမိ-မှတ်မှတ်သားသား
 သိထင်ရှားအောင် ဟောထားတော်မူခဲ့ပေအံ့။ တံ-သည်။ သုဏောဟိ-အာရုံ
 များမြောက် ကြားမမြောက်ဘဲ နားထောင်ဦးလော့။ တပဿိ-သည်။ တပံ-ကို။
 သမာဒိယတိ-၏။ သော တပဿိ-သည်။ တေန တပသာ-ဖြင့်။ အတ္တမနော-မိမိကို။
 ဥက္ကိသေတိ-ချီးမြောက်၏။ ပရံ-တစ်ပါးသောသူကို။ ဝဇ္ဇတိ-ရှုတ်ချပစ်ပယ်၏။
 နိဂြောဓ-ဓ၊ တပဿိ-သည်။ တပံ-ကို။ သမာဒိယတိ-၏။ သော တပဿိ-သည်။
 တေနတပသာ-ဖြင့်။ အတ္တမနော-ကို။ ယမ္ပိဥက္ကိသေတိ-အကြင်လည်းချီးမြောက်၏။
 ပရံ-ကို။ ယမ္ပိဝဇ္ဇတိ-၏။ နိဂြောဓ-ဓ၊ အယံပိ-ဤအကျင့်ဖြင့် မိမိကိုချီးမြောက်
 သည်၏အဖြစ်၊ တစ်ပါးသောသူကို ရှုတ်ချပစ်ပယ်သည်၏ အဖြစ်သည်လည်း။
 တပဿိနော-၏။ ဥပက္ကိလေသော-သည်။ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုနစပရံ - တစ်မျိုးတခြား ဥပက္ကိလေသ တစ်ပါးကိုလည်း။
 ထင်ရှားတစ်ဖန် ဟောထားတော်မူခဲ့ပြန်အံ့။ တပဿိ-သည်။ တပံ-ကို။ သမာဒိ
 ယတိ-၏။ သော တပဿိ-သည်။ တေန တပသာ-ဖြင့်။ မဇ္ဇတိ-မာန်ယစ်၏။
 မုစ္ဆတိ - တွေဝေ၏။ ပမာဒံ - မေ့လျော့ခြင်းသို့။ အာပဇ္ဇတိ - ရောက်၏။
 နိဂြောဓ-ဓ၊ အပဿိ-သည်။ တပံ-ကို။ သမာဒိယတိ-၏။ သော တပဿိ-သည်။
 တေန တပသာ-ဖြင့်။ ယံပိမဇ္ဇတိ - အကြင်လည်းမာန်ယစ်၏။ ယံပိမုစ္ဆတိ-၏။
 ပမာဒံ-ကို။ ယံပိအာပဇ္ဇတိ - အကြင်လည်းရောက်၏။ နိဂြောဓ- ဓ၊ အယံပိ-
 ဤအကျင့်ဖြင့် မာန်ယစ်တတ်သည်၏ အဖြစ်၊ တွေဝေတတ်သည်၏ အဖြစ်၊
 မေ့လျော့ခြင်းသို့ ရောက်တတ်သည်၏ အဖြစ်သည်လည်း။ တပဿိနော-၏။
 ဥပက္ကိလေသော-သည်။ ဟောတိ-၏။

၅၉။ နိဂြောဓ-ဓ၊ ပုန-ဖန်၊ အပရံ-သော၊ ဥပက္ကိလေသံစ-ကိုလည်း၊ အဟံ-သည်၊ ဘာသိဿာမိ-အံ၊ တံ-သည်၊ သုဏောဟိ-အာရုံအများ စိတ် မသွားဘဲ ထောင်နားစိုက်ဦးလော့၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏၊ သော တပဿိ-သည်၊ တေန တပသာ-ဖြင့်၊ လာဘသက္ကာရသိလောကံ- ရအပ် သော လေးပါးသောပစ္စည်း၊ ကောင်းစွာပြုအပ်သော လေးပါးသော ပစ္စည်း၊ ဂုဏ်ကျေးဇူးကိုချီးဝဲ့ခြင်းကို၊ အဘိနိဗ္ဗဇတ္တတိ-ဖြစ်စေ၏၊ သော တပဿိ-သည်၊ တေန လာဘသက္ကာရသိလောကေန - ထို ရအပ်သော လေးပါးသောပစ္စည်း၊ ကောင်းစွာ ပြုအပ်သော လေးပါးသောပစ္စည်း၊ ဂုဏ်ကျေးဇူးကို ချီးဝဲ့ခြင်း ဖြင့်၊ အတ္တမနော-သည်၊ ပရိပုဏ္ဏသက်ပွေ-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏၊ သော တပဿိ-သည်၊ တေန တပသာ-ဖြင့်၊ လာဘသက္ကာရသိလောကံ - ကို၊ ယံ ပိ အဘိနိဗ္ဗဇတ္တတိ-အကြင် လည်း ဖြစ်စေ၏၊ သော တပဿိ-သည်၊ တေန လာဘသက္ကာရသိလောကေန- ဖြင့်၊ အတ္တမနော-သည်၊ ပရိပုဏ္ဏသက်ပွေ - သည်၊ ယံ ပိ ဟောတိ-၏၊ နိဂြောဓ-ဓ၊ အယံပိ-ဤအကျင့်ဖြင့် လာဘသက္ကာရသိလောကကို ဖြစ်စေသည် ၏အဖြစ်၊ ထိုလာဘသက္ကာရသိလောကဖြင့် မိမိစိတ်ရှိသည်၏အဖြစ်၊ ပြည့်စုံသော အကြံရှိသည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုန စ ပရံ-တစ်မျိုး၊ တခြား၊ ဥပက္ကိလေသ တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားတော်မူခဲ့ပြန်အံ့၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိ- ယတိ-၏၊ သော တပဿိ-သည်၊ တေန တပသာ-ဖြင့်၊ လာဘ သက္ကာရ သိလောကံ-ကို၊ အဘိနိဗ္ဗဇတ္တတိ-၏၊ သော တပဿိ-သည်၊ တေန လာဘသက္ကာရ သိလောကေန-ဖြင့်၊ အတ္တာနံ-ကို၊ ဥက္ကံသေတိ-၏၊ ပရံ - ကို၊ ဝဇ္ဇေတိ- ၏၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏၊ သောတပဿိ-သည်၊ တေန တပသာ-ဖြင့်၊ လာဘသက္ကာရသိလောကံ-ကို၊ ယံ ပိ အဘိနိဗ္ဗဇတ္တတိ- အကြင်လည်း ဖြစ်စေ၏၊ သော တပဿိ-သည်၊ တေန လာဘသက္ကာရသိလော- ကေန-ဖြင့်၊ အတ္တာနံ-ကို၊ ယံ ပိ ဥက္ကံသေတိ-၏၊ ပရံ-ကို၊ ယံ ပိ ဝဇ္ဇေတိ-၏၊ နိဂြောဓ-ဓ၊ အယံ ပိ-ဤအကျင့်ဖြင့် လာဘသက္ကာရသိလောကကို ဖြစ်စေသည် ၏အဖြစ်၊ ထိုလာဘသက္ကာရသိလောကဖြင့် မိမိကို ချီးမြှောက်သည်၏ အဖြစ်၊ တစ်ပါးသောသူကို ရှုတ်ချပစ်ပယ်သည်၏အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-၏။

နိဂြောဓ - ဓ၊ ပုန - တစ်ဖန်၊ အပရံ-သော၊ ဥပက္ကိလေသံ စ - ကိုလည်း၊ အဟံ-သည်၊ ဘာသိဿာမိ-အံ၊ တံ-သည်၊ သုဏောဟိ-လော့၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏၊ သော တပဿိ-သည်၊ တေနတပသာ-ဖြင့်၊ လာဘ-

သက္ကာရသိလောကံ-ကို၊ အဘိနိဗ္ဗတ္တေတိ-၏၊ သော တပဿိ-သည်၊ တေန
 လာဘသိလောကေန-ဖြင့်၊ မဇ္ဇတိ-၏၊ မုစ္ဆတိ-၏၊ ပမာဒံ-သို့၊ အာပဇ္ဇတိ-၏၊
 နိဂြောဓ-ေ၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏၊ သောတပဿိ-သည်၊
 တေန တပသာ-ဖြင့်၊ လာဘသက္ကာရသိလောကံ-ကို၊ ယံပိ အဘိနိဗ္ဗတ္တေတိ-၏၊
 သော တပဿိ-သည်၊ တေန လာဘသိလောကေန-ဖြင့်၊ ယံပိ မဇ္ဇတိ-၏၊ ယံပိ
 မုစ္ဆတိ-၏၊ ပမာဒံ-သို့၊ ယံပိ အာပဇ္ဇတိ-၏၊ နိဂြောဓ-ေ၊ အယံပိ-၌ အကျင့်
 ဖြင့် လာဘသက္ကာရသိလောကံကို ဖြစ်စေသည်၏ အဖြစ်၊ ထို လာဘသက္ကာရ
 သိလောကဖြင့် မာန်ယစ်တတ်သည်၏ အဖြစ်၊ တွေ့ဝေတတ်သည်၏ အဖြစ်၊ မေ့
 လျော့ခြင်းသို့ ရောက်တတ်သည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ခိ-
 လေသော-သည်၊ ဟောတိ-၏။

၆၀။ နိဂြောဓ-ေ၊ ပုန စ ပရံ- တစ်မျိုးတခြား ဥပက္ခိလေသ တစ်ပါးကို
 လည်း ထင်ရှားတစ်ဖန် ဟောထားတော်မူခဲ့ပြန်အံ့၊ တပဿိ-သည်၊ တပံ-ကို၊
 သမာဒိယတိ-၏၊ ဘောဇနေသု-ဘောဇနံတို့၌၊ ဧဝါဒါသံ-ထူးထူးဆန်းဆန်း
 နှစ်မျိုးမှန်း၍ ခွဲခြမ်းခွဲထွင်ခြင်းသို့၊ အာပဇ္ဇတိ-၏၊ ကိ-သို့၊ ဧဝါဒါသံ-သို့၊
 အာပဇ္ဇတိ-နည်း၊ ဣဒံဘောဇနံ-သည်၊ မေ-ငါ့အား၊ ခမတိ-မြိန်ရှက်အားရ၏၊
 (တစ်နည်း) ဣဒံဘောဇနံ-ကို၊ မေ-သည်၊ ခမတိ-ကြိုက်နှစ်သက်အပ်၏၊ ဣဒံ
 ဘောဇနံ-သည်၊ မေ-အား၊ နုက္ခမတိ-မမြိန်ရှက် အားမရ။

(တစ်နည်း) ဣဒံ ဘောဇနံ-ကို၊ မေ-သည်၊ နုက္ခမတိ-မကြိုက်မနှစ်သက်၊
 ဣတိ-သို့၊ ဧဝါဒါသံ-သို့၊ အာပဇ္ဇတိ-၏၊ သော တပဿိ-ထို အကျင့်ရှိသော
 ပုဂ္ဂိုလ်သည်၊ ယဉ္ဇ ဘောဇနံ-သည်လည်း၊ အဿ တပဿိနော-အား၊ နုက္ခမတိ-
 မမြိန်ရှက် အားမရ။

(တစ်နည်း) သော တပဿိ-သည်၊ ယဉ္ဇဘောဇနံ-ကိုလည်း၊ အဿ တပဿိ-
 နော-သည်၊ နုက္ခမတိ-မကြိုက်မနှစ်သက်အပ်၊ တံဘောဇနံ-ကို၊ သာပေက္ခော-
 ဝဲကွက်ခြင်းနှင့်တကွဖြစ်သည်၊ ဟုတော-၍၊ ပဇဟတိ-စွန့်၏၊ ယံဘောဇနံ-သည်၊
 အဿ တပဿိနော-အား၊ ခမတိ-မြိန်ရှက် အားရ၏။

(တစ်နည်း) ယံ ဘောဇနံ-ကို၊ အဿ တပဿိနော-သည်၊ ခမတိ-ကြိုက်
 နှစ်သက်အပ်၏၊ တံ ဘောဇနံ - ကို၊ ဂမိစော- ဖြစ်သော တပ်နှစ်သက်ခြင်း
 ရှိသည်၊ မုစ္ဆိတော-တွေ့ဝေ မိန့်မောခြင်းသို့ ရောက်သည်၊ အဇ္ဈာပန္နော-ငြိကပ်
 တွယ်တာ စုံမက်သာယာခြင်းသို့ ပြင်းစွာ ရောက်သည်၊ အနာဒိ နဝ ဒဿာဝိ-
 အပြစ်ကို မမြင်သည်၊ အနိဿရဏပညော-ဣဏပရိဘောဂမှ ထွက်မြောက်
 ကြောင်းဖြစ်သော ဉာဏ်ပညာမရှိသည်၊ ဟုတော-၍၊ ပရိဘူတိ-သုံးဆောင်၏။

နိဂြောဓ-ဓ၊ အယံ ပိ-ဣဖြစ်သော တပ်နှစ်သက်ခြင်း ရှိသည်ဖြစ်၍ သုံးဆောင်သည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-ဖြစ်၏။

နိဂြောဓ-ဓ၊ ပုန-ဖန်၊ အပရံ-သော၊ ဥပက္ကိလေသံ စ- ကိုလည်း၊ အဟံ-သည်၊ ဘာသိဿာမိ-အံ၊ တံ-သည်၊ သုဏောဟိ-လော၊ တပဿိ-သည်၊ မယိ-ငါသည်၊ တပံ-ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော အကျင့်ကို၊ သမာဒိယန္တေ - မြဲမြဲမြဲမြဲ သန်သန်မာမာ ပြင်းစွာ ယူလိုက်သည်ရှိသော်၊ ရာဇာ-နော-မင်းတို့သည်လည်းကောင်း၊ ရာဇာမဟာမတ္တာ- မင်း၏ အမတ်ကြီးတို့သည်လည်းကောင်း၊ ခတ္တိယာ - မင်းမျိုးတို့သည် လည်းကောင်း၊ ဗြာဟ္မဏာ- ပုဏ္ဏားတို့သည်လည်းကောင်း၊ ဂဟပတိကာ- အိမ်ရှင် သူကြွယ်တို့သည်လည်းကောင်း၊ တိတ္ထိယာ - တို့သည် လည်းကောင်း၊ မိ- ငါ့ကို၊ သက္ကရိယန္တိ-ကောင်းစွာ ပြုကြကုန်လိမ့်လတ္တံ့၊ စါ-ပူဇော်ကြကုန်လိမ့်လတ္တံ့၊ ဣတိ-သို့၊ လာဘသက္ကာရ သိလောက နိကန္တိ ဟေတု-ရအပ်သော လေးပါးသော ပစ္စည်း၊ ကောင်းစွာပြုအပ်သော လေးပါးသော ပစ္စည်း၊ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်းကို ချစ်ခင်စုံမက် နှစ်သက်တွယ်တာ သာယာခြင်း ဟူသော အကြောင်းကြောင့်၊ တပံ-ကို၊ သမာဒိယတိ-၏၊ နိဂြောဓ-ဓ၊ အယံပိ-ဣလာဘသက္ကာရ သိလောကကို ချစ်ခင်စုံမက် နှစ်သက်တွယ်တာ သာယာတတ်သည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-၏။

၆၁။ နိဂြောဓ-ဓ၊ ပုနစပရံ - တစ်မျိုးတခြား၊ ဥပက္ကိလေသ တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားတော် မူခဲ့ပြန်အံ့၊ တပဿိ - သည်၊ အညတရံ-အမှတ်မထား တစ်ပါးပါးသော၊ သမဏံစါ-ရဟန်းကိုသော်လည်းကောင်း၊ ဗြာဟ္မဏံစါ-ပုဏ္ဏားကို သော်လည်းကောင်း၊ အပသာရေတာ-ပစ်ပယ်တတ်သည်၊ ဟောတိ-၏၊ ကိ-သို့၊ အပသာရေတာ-သည်၊ ဟောတိ-နည်း၊ သမ္ပဟုလာဇီဝေါ- များစွာသော အာဟာရဖြင့် အသက်မွေးတတ်သော၊ စါ-များစွာသော အာဟာရဖြင့် အသက်မွေးခြင်းရှိသော၊ အယံ သမဏောစါ - ဤရဟန်းသည် သော်လည်းကောင်း၊ အယံဗြာဟ္မဏောစါ- ဤပုဏ္ဏားသည်သော်လည်းကောင်း၊ ကိ-အဘယ်ကြောင့်၊ သဗ္ဗံ-အလုံးစုံသော အာဟာရကို၊ သံဘက္ခေတိပန-မခြွင်းမချန် အတင်းနင်းကန်လျက် လည်တန်ဆန်ထား အစားကြီးကြီး စားရတိသနည်း၊ သေဃုထိဒံ-ထိုအလုံးစုံသော အာဟာရဟူသည် အဘယ်နည်း၊ မူလဗီဇံ-အမြစ်သာလျှင် မျိုးစေ့ဖြစ်သော ဗီဇဂါမ်၊ အမြစ်ဟူသော မျိုးစေ့ရှိသော ဘူတဂါမ်ကို လည်းကောင်း၊ ခန္ဓဗီဇံ-ပင်စည်သာလျှင် မျိုးစေ့ဖြစ်သော ဗီဇဂါမ်၊ ပင်စည်ဟူသော မျိုးစေ့

ရှိသော ဘူတဂါမ်ကိုလည်းကောင်း၊ ဖလုပီဇံ-အဆစ်သာလျှင် မျိုးစေ့ဖြစ်သော
 ဗီဇဂါမ်၊ အဆစ်ဟူသော မျိုးစေ့ရှိသော ဘူတဂါမ်ကို လည်းကောင်း၊
 အဂ္ဂပီဇံ-အညွန့်သာလျှင် မျိုးစေ့ဖြစ်သော ဗီဇဂါမ်၊ အညွန့်ဟူသော မျိုးစေ့
 ရှိသော ဘူတဂါမ်ကိုလည်းကောင်း၊ ပဉ္စမံ-ငါးခုတို့၏ ပြည့်ကြောင်းဖြစ်
 သော၊ ဗီဇဗီဇမေဝ-အစေ့သာလျှင် မျိုးစေ့ဖြစ်သော ဗီဇဂါမ်၊ အစေ့ဟူသော
 မျိုးစေ့ရှိသော ဘူတဂါမ်ကိုသာလျှင် လည်းကောင်း၊ သံသကွေတိမန-
 နည်း၊ ဣတိဣဒံ - ဤသည်ပင်တည်း၊ ဣမဿ သမဏဿဝါ - ဤရဟန်း၏
 သော်လည်းကောင်း၊ ဣမဿဗြာဟ္မဏဿဝါ-ဤပုဏ္ဏား၏သော်လည်းကောင်း၊
 ဒန္တကုဋ်-သွားတည်းဟူသော သံတူသည်၊ ဝါ-သံတူနှင့် တူသောသွားသည်၊
 အသန္တိဝိစက္ကံ - ပြန်ပြောကြီးမား မျက်ခါသွားလျက် ကြိတ်ဝါးတတ်သော
 မိုးကြိုးစက်ဝန်းနှင့်တူ၏၊ ဝါ-ထိုသမျှမို့ အကုန်ကြေအောင် ကြိတ်ချေ
 တတ်သော မိုးကြိုးစက်ဝန်းနှင့်တူ၏၊ အထစပန-ထိုသို့ပင် တွေ့သမျှ မရှောင်
 ကုန်အောင်စားပါသော်လည်း၊ ဝါ-ထိုသို့ပင် တွေ့သမျှမရှောင် ကုန်အောင်
 စားပါလျက်လည်း၊ နံသမဏံဝါ-ထိုရဟန်းကိုသော်လည်းကောင်း၊ နံဗြာဟ္မဏံ
 ဝါ-ကိုသော်လည်းကောင်း၊ သမဏပုဝါဒေန-ရဟန်းဟုခေါ်ဝေါ်ခြင်းဖြင့်၊
 သမဏောတိ-ရဟန်းဟူ၍၊ မနုဿာ-လူတို့သည်၊ သဉ္ဇာနန္တိ-ကောင်းစွာသိကြ
 ကုန်၏၊ ဝါ-အမှတ်ပြု၍ သိကြကုန်၏၊ ဣတိ-သို့၊ အပသာရေတာ - သည်၊
 ဟောတိ-၏၊ နိဂြောဓ-ဓ၊ အယံပိ-ဤတစ်ပါးသော ရဟန်းပုဏ္ဏားကို ပစ်ပယ်
 တတ်သည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ခိလေသော-သည်၊
 ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုန-ဖန်၊ အပရံ-သော၊ ဥပက္ခိလေသံစ-ကိုလည်း၊ အယံ-
 သည်၊ ဘာသိဿာမိ-အံ၊ တံ-သည်၊ သုဏောဟိ-လော့၊ တပဿိ-သည်၊
 ကုလေသု-အမျိုးအိမ်တို့၌၊ သက္ကရိယမာနံ-ကောင်းစွာပြုအပ်သော၊ ဂရုကရီ
 ယမာနံ-အလေးပြုအပ်သော၊ မာနိယမာနံ - မြတ်နိုးအပ်သော၊ ပူဇိယမာနံ-
 ပူဇော်အပ်သော၊ အညတရံ - သော၊ သမဏံဝါ - ကိုသော်လည်းကောင်း၊
 ဗြာဟ္မဏံဝါ - ကိုသော်လည်းကောင်း၊ ပဿတိ-တွေ့မြင်ရ၏၊ ဒိသ္မာ-သော်၊
 ဝါ-ကြောင့်၊ တဿ တပဿိနော-အား၊ ဝေ-ဤသို့သော စိတ်အကြံသည်၊
 ဟောတိ-၏၊ ဣ-သည်၊ ဟောတိ-နည်း၊ သမ္ပဟုလာဇီဝံ - များစွာသော
 အာဟာရတို့ဖြင့် အသက်မွေးတတ်သော၊ ဝါ-များစွာသော အာဟာရတို့ဖြင့်
 အသက်မွေးခြင်းရှိသော၊ ဣန္ဒြိယံ သမဏံဝါ - ကိုသော်လည်းကောင်း၊ ဣန္ဒြိယံ
 ဗြာဟ္မဏံဝါ-ကိုသော်လည်းကောင်း၊ ကုလေသု-တို့၌၊ မနုဿာ-လူတို့သည်၊
 သက္ကဓောန္တိနာမ - ကောင်းစွာ ပြုကြကုန်တုံဘိ၏၊ ဂရုကဓောန္တိနာမ-အလေး
 ပြုကြကုန်တုံဘိ၏၊ မာနေန္တိနာမ-မြတ်နိုးကြကုန်တုံဘိ၏၊ ပူဇေန္တိနာမ-ပူဇော်

ကြကုန်တုံတိ၏၊ တပဿိ-ကိလေသာကို ပြင်းစွာပူပန်စေတတ်သော အကျင့် ရှိသော၊ လူခါဇီဝံ-ခေါင်းပါးသော အသက်မွေးခြင်း ရှိသော၊ မံပန-ခြိုးခြံ ပေါယယ် အကျင့်ကြွယ်သည့် တို့နယ်ကိုယ်တော်ကြီးကိုကား၊ ကုလေယု-တို့၌၊ မနုဿာ-တို့သည်၊ နသက္ကရောန္တိ-ကောင်းစွာ မပြုကြကုန်၊ နဂရုံကရောန္တိ- ကုန်၊ နမာနေန္တိ-ကုန်၊ န ပူဇေန္တိ-ကုန်၊ ဣတိဝေ- ဤသို့သောစိတ်အကြံသည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတံက္ကယိတာ - ကြံပြီး၍၊ သော တပဿိ-သည်၊ ဣဿာမစ္ဆရိယံ-ကို၊ ဝါ-ဠုစူခြင်း၊ ဝန်တိုခြင်းကို၊ ကုလေယု-တို့၌၊ ဥပ္ပာဒေ တာ-ဖြစ်စေတတ်သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ အယံပိ - ဤအမျိုးအိမ်တို့၌ ဣဿာမစ္ဆရိယံကို ဖြစ်စေတတ်သည်၏ အဖြစ်သည်လည်း၊ တပဿိနော - ၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-၏။

၆၂။ နိဂြောဓ - ဓ၊ ပုနစပရံ - တစ်မျိုးတခြား ဥပက္ကိလေသတစ်ပါး ကိုလည်း ထင်ရှားတစ်ဖန် ဟောသားတော်မူခဲ့ပြန်အံ့၊ တပဿိ-သည်၊ အာပါ ထကနိသာဒီ- လူတို့၏ ပေါင်းဆုံ ကျရောက်ရာအရပ်၌ နေထိုင်ခြင်း အလေ့ ရှိသည်၊ ဝါ-လူတို့၏ မြင်နိုင်လောက်ရာအရပ်၌ နေထိုင်ခြင်း အလေ့ရှိသည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ အယံပိ-ဤလူတို့၏ ပေါင်းဆုံကျရောက်ရာ အရပ်၌ နေထိုင်ခြင်းအလေ့ရှိသည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ကိလေ သော-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုန-ဖန်၊ အပရံ-သော၊ ဥပက္ကိလေသံစ-ကိုလည်း၊ အဟံ- သည်၊ ဘာသိဿာမိ-အံ့၊ တံ-သည်၊ သုဏောဟိ-လော့၊ တပဿိ-သည်၊ အတ္တာနံ-မိမိကို၊ ဝါ-မိမိ၏ဂုဏ်ကျေးဇူးကို၊ ကုလေယု-တို့၌၊ အဒဿယမာ နော-ရှုမြင်စေလျက်၊ ဝါ- ပြုလျက်၊ (အသဒ္ဓါနိပုဂ္ဂိုလ်တို့) စရတိ-လှည့် လည်၏၊ ကိ-သို့၊ အဒဿယမာနော-လျက်၊ စရတိ-နည်း၊ ဣဒမ္ပိကမ္ပံ-ဤအမှု သည်လည်း၊ မေ-ငါ၏၊ တပသ္မိ-အကျင့်အပေါင်း၌၊ ဝါ-အကျင့်အပေါင်းတို့၊ ကေ-တစ်ပါးသော၊ ကမ္ပံ-အမှုပေတည်း၊ (တစ်နည်း) ဣဒမ္ပိတပေါ-ဤအကျင့် သည်လည်း၊ မေ-၏၊ တပသ္မိ-အကျင့်ပေတည်း၊ နိဂြောဓ-ဓ၊ အယံပိ-ဤ အမျိုးအိမ်တို့၌ မိမိဂုဏ်ကျေးဇူးကိုပြုလျက် လှည့်လည်တတ်သည်၏ အဖြစ် ထည်လည်း၊ တပဿိနော-၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုန-ဖန်၊ အပရံ-သော၊ ဥပက္ကိလေသံစ-ကိုလည်း၊ ဘာသိဿာမိ- မူပေအံ့၊ တံ-သည်၊ သုဏောဟိ-လော့၊ တပဿိ-သည်၊ ကိဉ္စိဒေဝံ-အမှတ်မထား တစ်ပါးပါးသော ကိုယ်၌ဖြစ်သောအပြစ်၊ စိတ်၌ဖြစ်သော အပြစ်ကိုသာလျှင်၊ ဝါ-အမှတ်မထား တစ်ပါးပါးသော ကိုယ်ဖြင့် ပြုအပ်သောအပြစ်၊ စိတ်ဖြင့် ပြုအပ်သောအပြစ်ကိုသာလျှင်၊ ဝါ-အမှတ်မထားတစ်ပါးပါးသော မိစ္ဆာအယူ

ကိုသာလျှင်၊ ပဋိစ္စန္ဒိယ-ဖုံးလွှမ်းလျက်၊ သေဝတိ-မိဝဲတတ်၏။ သော တပဿိ-
 သည်၊ တေ-သည်၊ ဣဒိကမ္မိ-ဤအမှုကို၊ ခမတိ-ကြိုက်နှစ်သက်အပ်၏လော့၊
 ဣတိ-သို့၊ ပုဋ္ဌော-မေးအပ်သည်၊ သမာနော-ဖြစ်သည် ရှိသော်၊ အက္ခမမာနံ-
 မကြိုက်မနှစ်သက်အပ်ဘဲလျက်၊ မေ-သည်၊ ဣဒိကမ္မိ-ကို၊ ခမတိ-၏၊ ဣတိ-သို့၊
 အာဟ-ပြောဆိုတတ်၏၊ ခမမာနံ-ကြိုက်နှစ်သက်အပ်လျက်၊ မေ-သည်၊ ဣဒိ
 ကမ္မိ-ကို၊ နက္ခမတိ-အပ်၊ ဣတိ-သို့၊ အာဟ-တတ်၏၊ ဣတိ-သို့၊*သော တပဿိ-
 သည်၊ သမ္ပဇာနိ-မဆိုမိခဏ၊ ဆိုဆဲခဏ၌ ကောင်းစွာ အပြားအားဖြင့်သိလျက်၊
 မုသာ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားကို၊ ဘာသိတာ-ပြောဆို
 တတ်သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ အယံ ပိ-ဤ မဆိုမိခဏ၊ ဆိုဆဲခဏ၌
 ကောင်းစွာ အပြားအားဖြင့် သိလျက် ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော
 စကားကို ပြောဆိုတတ်သည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ခိ-
 လေသော-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုန စ ပရိ-မူပေအံ၊ တပဿိ-သည်၊ တထာဂတဿ ဝါ-ငါ
 တုရားသည်သော် လည်းကောင်း၊ တထာဂတသာဝကဿ ဝါ-ငါတုရား၏ တပည့်
 သည်သော် လည်းကောင်း၊ ဓမ္မိ-ကို၊ ဒေသေန္တဿ-ဟောစဉ်၊ ဝါ-ဟောခိုက်၊
 သန္တယေဝ-ထင်ရှား ရှိသည်သာလျှင်ဖြစ်သော၊ အနုညေယျ-နည်းမှန် လမ်းမှန်
 ဖြစ်၍ ခွင့်ပြုအပ်၊ ခွင့်ပြုသင့်၊ ခွင့်ပြုထိုက်သော၊ ဝါ-နည်းမှန် လမ်းမှန်ဖြစ်၍
 ဝမ်းမြောက်အပ်၊ ဝမ်းမြောက်သင့်၊ ဝမ်းမြောက်ထိုက်သော၊ ပရိယာယံ-
 အကြောင်းကို၊ နာနုဇာနာတိ-ခွင့်မပြုခဲ့၊ ဝါ-ဝမ်းမမြောက်ခဲ့၊ နိဂြောဓ-ဓ၊
 အယံ ပိ-ဤနည်းမှန် လမ်းမှန်ဖြစ်၍ ခွင့်ပြုထိုက်သောအကြောင်းကို ခွင့်မပြုတတ်
 သည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊ ဥပက္ခိလေသော-သည်၊ ဟောတိ-
 ဖြစ်၏။

၉၃။ နိဂြောဓ-ဓ၊ ပုန-ဖန်၊ အပရိ-သော၊ ဥပက္ခိလေသံစ-ကိုလည်း၊ ဘာ-
 သိသာမိ-မူပေအံ၊ တံ-သည်၊ သုဏောဟိ-လော့၊ တပဿိ-သည်၊ ကောဓနော-
 အမျက်ထွက်ခြင်း အလေ့ ရှိသည်၊ ဥပနာဟိ- ရန်ငြိုးဖွဲ့ခြင်း အလေ့ ရှိသည်၊
 ဟောတိ-၏၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊ ကောဓနော-သည်၊ ဥပနာဟိ-သည်၊
 ယမ္ပိ ဟောတိ-၏၊ နိဂြောဓ-ဓ၊ အယမ္ပိ-ဤ အမျက်ထွက်ခြင်း အလေ့ရှိသည်၏
 အဖြစ်၊ ရန်ငြိုးဖွဲ့ခြင်း အလေ့ရှိသည်၏ အဖြစ်သည်လည်း၊ တပဿိနော-၏၊
 ဥပက္ခိလေသော-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ ပုန စ ပရိ-မူပေအံ၊ တပဿိ-
 သည်၊ မက္ခိ-တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း အလေ့
 ရှိသည်၊ ပဋ္ဌာသိ-အပြားအားဖြင့် ဂုဏ်တူသည်၏ အဖြစ်ကို အလေ့အားဖြင့်

* မှတ်ချက်။ ဤဝါကျဝယ် သမ္ပဇာနိ-ပုဒ်၌ နိဂ္ဂဟိတိ-ကျေ။

အလိဂ္ဂိတတ်သည်၊ ဝါ-အင်တူ၊ အားတူ၊ အလားတူကို အလေ့အားဖြင့် အလိဂ္ဂိ
 တတ်သည်၊ ဝါ-ဂုဏ်ပြိုင်ခြင်းကို အလိဂ္ဂိတတ်သည်၊ ဝါ-အဖျင်းမှုတတ်သည်၊
 ဟောတိ-၏၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊ မက္ခိ-သည်၊ ပဋ္ဌာသိ-သည်၊ ယမ္ပိ
 ဟောတိ-၏၊ နိဂြောဓ-ဓ၊ အယမ္ပိ-ဤ တစ်ပါးသောပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူး
 ကို ချေဖျက်ခြင်း အလေ့ရှိသည်၏ အဖြစ်၊ အပြားအားဖြင့် ဂုဏ်တူသည်၏
 အဖြစ်ကို အလေ့အားဖြင့် အလိဂ္ဂိတတ်သည်၏ အဖြစ်သည်လည်း၊ တပဿိနော-
 ၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုန စ ပရံ-မူပေအံ၊ တပဿိ-သည်၊ ဣဿုကိ-ဣစ္စတတ်သည်၊
 မစ္ဆရိ-ဝန်တိုတတ်သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊ ဣဿုကိ-
 သည်၊ မစ္ဆရိ-သည်၊ ယမ္ပိ ဟောတိ-၏၊ နိဂြောဓ-ဓ၊ အယမ္ပိ-သည်လည်း၊
 တပဿိနော-၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ ပုန စ
 ပရံ-အံ၊ တပဿိ-သည်၊ သဋ္ဌော-ကျေးဇူးဂုဏ်များ မထင်ရှားဘဲ ဝါကြွား
 ချီးဝဲ့ စိတ်ဝယ်စွဲအောင် စဉ်းလဲ ကောက်ကျစ်တတ်သည်၊ မာယာဝိ-မိမိသရမ်း
 မကောင်းမှုအစွမ်းကို ဖုံးလွှမ်းတတ်သော မာယာရှိသည်၊ ဟောတိ-၏၊ နိဂြောဓ-
 ဓ၊ တပဿိ-သည်၊ သဋ္ဌော-သည်၊ မာယာဝိ-သည်၊ ယမ္ပိ ဟောတိ - ၏၊
 နိဂြောဓ-ဓ၊ ပုနစပရံ-အံ၊ တပဿိ-သည်၊ ထဒ္ဓေါ-ထွန်တုံးမျိုး ပြီး စပါးကြီးသို့
 ထန်သည်းခိုင်မာ ပြင်းစွာတောင့်တင်း ကြမ်းတမ်းသည်၊ အတိမာနိ-ဂုဏ်တူ
 သူများ ပုဂ္ဂိုလ်စားကို ကျော်လွှားမှတ်ထင်တတ်သော မာနရှိသည်၊ ဟောတိ-
 ၏၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊ ထဒ္ဓေါ-သည်၊ အတိမာနိ-သည်၊ ယမ္ပိဟောတိ-
 ၏၊ နိဂြောဓ-ဓ၊ အယမ္ပိ-သည်လည်း၊ တပဿိနော-၏၊ ဥပက္ကိလေသော-သည်၊
 ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုန စ ပရံ-မူပေအံ၊ တပဿိ-သည်၊ ပါပိစ္ဆော-ယုတ်မာသော
 အလိဂ္ဂိသည်၊ ပါပိကာနံ-ယုတ်မာကုန်သော၊ ဣစ္ဆာနံ-အလိုတို့၏၊ ဝသံ-အလို
 နိုင်ငံသို့၊ ဂတော-လိုက်သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊
 ပါပိစ္ဆော-သည်၊ ပါပိကာနံ-ကုန်သော၊ ဣစ္ဆာနံ-တို့၏၊ ဝသံ-သို့၊ ဂတော-
 သည်၊ ယမ္ပိဟောတိ-၏၊ နိဂြောဓ-ဓ၊ အယမ္ပိခေါ-သည်လည်း၊ တပဿိနော-
 ၏၊ ဥပက္ကိလေသော-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုနစပရံ-ပေအံ၊ တပဿိ-သည်၊ မိစ္ဆာဒိဋ္ဌိကော-ချွတ်ယွင်း
 ဖောက်ပြန် မဟုတ်မမှန်သော နိယတမိစ္ဆာအယူရှိသည်၊ အန္တဂ္ဂါဟိကာယ-
 ဥစ္စေဒဟူသော အဖို့အစုကိုယူတတ်သော၊ ဒိဋ္ဌိယာ-မိစ္ဆာအယူနှင့်၊ ဝါ-မှ၊
 ဝါ-သည်၊ သမန္နာဂတော-ကောင်းစွာလျော်စွာယှဉ်သည်၊ ဝါ-ပြည့်စုံသည်၊
 ဝါ-ကောင်းစွာ လျော်စွာ ဖြစ်သည်၊ ဝါ-အစဉ်လိုက်အပ်သည်၊ ဟောတိ-၏၊

နိဂြောဓ-ဓ၊ တပဿိ-သည်၊ မိစ္ဆာဒိဋ္ဌိကော-သည်၊ အန္တဂ္ဂါဟိကာယ-သော၊ ဒိဋ္ဌိယာ-နှင့်၊ သမန္နာဂတော-သည်၊ ယမ္ပိဟောတိ-၏၊ နိဂြောဓ-ဓ၊ အယမ္ပိ-သည်လည်း၊ တပဿိနော-၏၊ ဥပက္ခိလေသော-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ သန္တိဋ္ဌိပရာမာသိ - ထင်ရှားရှိသော အယူကို မှားမှားယွင်းယွင်း သုံးသပ်လေ့ရှိသည်။ ဝါ-ကိုယ်တိုင် မိမိအယူကို မှားမှားယွင်းယွင်း သုံးသပ်လေ့ရှိသည်။ အာဓာနဂ္ဂါဟိ-မြဲမြဲမြဲမြဲ သန်သန်မာမာ ပြင်းစွာယူလေ့ရှိသည်။ ဒုပ္ပဋိနိဿဂ္ဂိ-အယူကိုမစွန့်ခြင်းအလေ့မရှိသည်။ ဝါ-အယူကို စွန့်စေခြင်းငှာခဲယဉ်းသည်။ ဟောတိ-၏၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊ သန္တိဋ္ဌိပရာမာသိ-သည်၊ အာဓာနဂ္ဂါဟိ-သည်၊ ဒုပ္ပဋိနိဿဂ္ဂိ-သည်၊ ယမ္ပိဟောတိ-၏၊ နိဂြောဓ-ဓ၊ အယမ္ပိ-သည်လည်း၊ တပဿိနော-၏၊ ဥပက္ခိလေသော-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ မယာ-ငါသည်၊ ဝုစ္စမာနံ-သော၊ ယံဝစနံ-သည်၊ အတ္ထိ-၏၊ တံဝစနံ-ကို၊ တံ-သည်၊ ကိံမညသိ-နည်း၊ ဣမေဥပက္ခိလေသာ-အတ္ထမနတာ ပရိပုဏ္ဏသကံပုတာအစ-သန္တိဋ္ဌိပရာမာသိကာ၊ အာဓာနဂ္ဂါဟိတာ၊ ဒုပ္ပဋိနိဿဂ္ဂိတာ အဆုံးရှိအော ဤဥပက္ခိလေသတို့သည်။ ယဒိဟောန္တိ-ကုန်အံ၊ ဧဝံသန္တေသု-ကုန်သည်ရှိသော်၊ တပေါဇိဂုစ္ဆာ - ကိလေသာကို ပြင်းစွာပူပန်စေတတ်သော ဝီရိယဖြင့် မကောင်းမှုကို စက်ဆုတ်ခြင်းသည်။ ဥပက္ခိလေသာဝါ-ကပ်၍ပူပန်စေတတ်သော အညစ်အကြေး အန္တရာယ်ရှိသည်သော်လည်း၊ ဟောတိ-လော၊ အနုပက္ခိလေသာဝါ-ကပ်၍ပူပန်စေတတ်သော အညစ်အကြေး အန္တရာယ်မရှိသည်သော်လည်း၊ ဟောတိ-လော၊ ဣတိ-သို့၊ အဝေါစ - မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ ဘန္တေ-ဘုရား၊ ဣမေ ဥပက္ခိလေသာ-တို့သည်၊ ယဒိဟောန္တိ-ကုန်အံ၊ ဧဝံသန္တေသု-ကုန်သည်ရှိသော်၊ အဗ္ဗါခေါ-စင်စစ်ကေန အမှန်မချွတ်သာလျှင်၊ တပေါဇိဂုစ္ဆာ-သည်၊ ဥပက္ခိလေသာ-သည်၊ ဟောတိ-၏၊ အနုပက္ခိလေသာ-သည်၊ နောဟောတိ-ပါ၊ ဘန္တေ-ဘုရား၊ ယံယေန ဌာနေန-ကြောင့်၊ ဣဇ္ဇမသ္မိံ လောကေ-၌၊ ကေစ္စော-သော၊ တပဿိ-သည်၊ သဗ္ဗေဟေဝ-တစ်ခုမကြွင်း ခပင်းညသုံ အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ ဣမေဟိ ဥပက္ခိလေသေဟိ-ဤဥပက္ခိလေသတို့နှင့်၊ သမန္နာဂတော-ကောင်းစွာ လျော်စွာယှဉ်သည်၊ အဿု-ဖြစ်ရာပါ၏။ သဗ္ဗေသံယေဝ-ကုန်သော၊ ဣမေသံဥပက္ခိလေသာနံ - တို့တွင်၊ အညတရညတရေန - အမှတ်မထား တစ်ပါးပါးသော၊ ဥပက္ခိလေသေန-ဥပက္ခိလေသနှင့်၊ သမန္နာဂတတာဝေ - ကောင်းစွာလျော်စွာ ယှဉ်သည်၏ အဖြစ်၌၊ ဝါဒေါ - စကားတစ်ခု မြဲလုပ်၍ ပြောဆိုဖွယ်သည်။ ကောပန-အဘယ်နည်း၊ ဝါ-အဘယ်မှာ ရှိပါတော့အံ့နည်း၊ နတ္ထိဝေ-မရှိပါ တော့သည်သာ၊ တေဌာနံ-ဤအကြောင်းသည်၊ ဝိဇ္ဇတိခေါပန-ရှိပါသည်သာ၊ ဣတိ-သို့၊ အဝေါစ-နိဂြောဓပရိမိုဇိက လျှောက်ပြီ။

ပရိသုဒ္ဓပပဋိကပ္ပတ္တကထာ

၆၄။ နိဂြောဓ-ဓ၊ ဣဓဣမသ္မိံ လောကေ-ဌံ၊ တပဿိ-သညံ၊ တပံ-ကို၊ သမာဒိယတိ - ကောင်းစွာယူ၏။ ဝါ-မြဲမြဲမြဲမြဲ သန်သန်မာမာ ပြင်းစွာယူ၏။ ဝါ-ဆောက်တည်၏။ သော တပဿိ-သည်၊ တေန တပသာ-ဖြင့်၊ အတ္တမနော-သည်၊ နဟောတိ-မဖြစ်၊ ပရိပုဏ္ဏသက်ပွော-သည် နဟောတိ-မဖြစ်၊ နိဂြောဓ-ဓ၊ တပဿိ-သည်၊ တပံ - ကို၊ သမာဒိယတိ-၏။ သော တပဿိ-သည်၊ တေန တပသာ-ဖြင့်၊ အတ္တမနော-သည်၊ ယမ္ပိနဟောတိ - အကြင်လည်းမဖြစ်၊ ပရိပုဏ္ဏသက်ပွော-သည်၊ ယမ္ပိ နဟောတိ - မဖြစ်၊ ဧဝံ-သို့၊ ဝါ-ဤဆိုအပ်ခဲ့ပြီး သောနည်းဖြင့်၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-အကျင့်ဖြင့် မိမိစိတ်မရှိ သည်၏အဖြစ်၊ ပြည့်သောအကြံ မရှိသည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-ဥပက္ကံလေသတို့မှ သန်ရှင်းစင်ကြယ်သည်၊ ဟောတိ-၏။ နိဂြောဓ-ဓ၊ ပုနပရံ - တစ်မျိုးတခြား ပါရိသုဒ္ဓိ တစ်ပါးကိုလည်း ထင်ရှား တစ်ဖန် ဟောထားတော်မူခဲ့ပြန်အံ့၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏။ သောတပဿိ-သည်၊ တေနတပသာ-ဖြင့်၊ အတ္တာနံ - မိမိကို၊ ဝါ-မိမိဂုဏ်ကျေးဇူးကို၊ ဥပက္ကံသေတိ-မချီးမြှောက်၊ ပရံ-ကို၊ နဝမ္ဘေတိ-မရွတ်ချမပစ်ပယ်၊ (ပေယျာလများ ထင်ရှားပေါ်လွင်လှ၍ ပါဠိသက်သက်ဖြင့်သာ ဖော်ထားခဲ့တော့အံ့။)

(ယမ္ပိ နိဂြောဓ တပဿိ တပံ သမာဒိယတိ၊ သော တေန တပသာ န အတ္တာနံ ဥပက္ကံသေတိ နပရံ ငမ္ဘေတိ။)

ဧဝံ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-အကျင့်ဖြင့် မိမိဂုဏ်ကျေးဇူးကို မချီးမြှောက်သည်၏အဖြစ် တစ်ပါးသောသူကို မရွတ်ချ မပစ်ပယ်တတ်သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ - သည်၊ ဟောတိ - ၏။ နိဂြောဓ-ဓ၊ ပုန-ဖန်၊ အပရံ-သော၊ ပရိသုဒ္ဓိံ စ-ထက်ဝန်းကျင်မှ စင်ကြယ် သန်ရှင်းသည်၏အဖြစ်ကိုလည်း၊ အဟံ-သည်၊ ဘာသိသာမိ-မူပေအံ့၊ တံ-သည်၊ သုဏောဟိ-လော့၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏။ သောတပဿိ-သည်၊ တေနတပသာ-ဖြင့်၊ နမဇ္ဇတိ-မာန်မယစ်တတ်၊ နမုစ္ဆတိ-မတော့ဝေတတ်၊ ပမာဒံ-မေ့လျော့ခြင်းသို့၊ န အာပဇ္ဇတိ-မရောက်တတ်။

(ယမ္ပိ နိဂြောဓ တပဿိ တပံ သမာဒိယတိ၊ သော တေန တပသာ နမဇ္ဇတိ န မုစ္ဆတိ နပမာဒမာပဇ္ဇတိ။)

ဧဝံ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-အကျင့်ဖြင့် မာန်မယစ်တတ် သည်၏အဖြစ်၊ မတော့ဝေတတ်သည်၏အဖြစ်၊ မေ့လျော့ခြင်းသို့ မရောက်တတ်

သည်၏အဖြစ်ဟု ဆိုအပ်သော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ - သည်၊ ဟောတိ-၏။

၉၅။ နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏၊ သောတပဿိ-သည်၊ တေနတပသာ-ဖြင့်၊ လာဘသက္ကာရသိလောကံ-ကို၊ အဘိနိဗ္ဗတ္တေတိ-၏၊ သောတပဿိ-သည်၊ တေန လာဘသက္ကာရသိလောကေန-ဖြင့်၊ အတ္တမနော-သည်၊ နဟောတိ-မဖြစ်၊ ပရိပုဏ္ဏသင်္ဂဟော-သည်၊ နဟောတိ-မဖြစ်။

(ယမ္ပိ နိဂြောဓ၊ တပဿိ တပံ သမာဒိယတိ၊ သော တေန တပသာ လာဘသက္ကာရသိလောကံ အဘိနိဗ္ဗတ္တေတိ၊ သော တေန လာဘသက္ကာရသိလောကေန အတ္တမနော ဟောတိ နပရိပုဏ္ဏသင်္ဂဟော။)

ဝေ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-အကျင့်ဖြင့် လာဘသက္ကာရသိလောကံကို မဖြစ်စေတတ်သည်၏အဖြစ်၊ လာဘသက္ကာရသိလောကံဖြင့် မိမိစိတ်မရှိသည်၏အဖြစ်၊ ပြည့်စုံသောအကြံ မရှိသည်၏အဖြစ်ဟု ဆိုအပ်သော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏၊ သော တပဿိ-သည်၊ တေန တပသာ-ဖြင့်၊ လာဘသက္ကာရသိလောကံ-ကို၊ အဘိနိဗ္ဗတ္တေတိ-၏၊ သော တပဿိ-သည်၊ တေန လာဘသက္ကာရသိလောကေန-ဖြင့်၊ အတ္တာနံ-ကို၊ နဉက္ကံသေတိ-မြောက်၊ ပရံ-ကို၊ နဝမ္ဘေတိ-ချ။

(ယမ္ပိ နိဂြောဓ တပဿိ တပံ သမာဒိယတိ သော တေန တပသာ လာဘသက္ကာရသိလောကံ အဘိနိဗ္ဗတ္တေတိ သော တေန တပသာ လာဘသက္ကာရသိလောကေန နအတ္တာနံ ဉက္ကံသေတိ န ပရံ ဝမ္ဘေတိ။)

ဝေ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-အကျင့်ဖြင့် လာဘသက္ကာရသိလောကံကို ဖြစ်စေတတ်သည်၏အဖြစ်၊ လာဘသက္ကာရ သိလောကံဖြင့် မိမိကိုယ်ကို မချီးမြှောက်တတ်သည်၏အဖြစ်၊ တစ်ပါးသောပုဂ္ဂိုလ်ကို မရှုတ်ချမပစ်ပယ်တတ်သည်၏အဖြစ်ဟုဆိုအပ်သော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ တပံ-ကို၊ သမာဒိယတိ-၏၊ သော တပဿိ-သည်၊ တေနတပသာ-ဖြင့်၊ လာဘသက္ကာရသိလောကံ-ကို၊ အဘိနိဗ္ဗတ္တေတိ-၏၊ သောတပဿိ-သည်၊ တေန-လာဘသက္ကာရသိလောကေန-ဖြင့်၊ နမဇ္ဇတိ-မာနံမယာစိ၊ နမုစ္ဆတိ-မတောစေ၊ ပမာဒိ-မေလျော့ခြင်းသို့၊ နအာပဇ္ဇတိ-မရောက်။

(ယမ္ပိ နိဂြောဓ တပဿီ တပံ သမာဒိယတိ၊ သော တေန တပဿာ လာဘသက္ကာရသိလောကံ အဘိနိဗ္ဗတ္တတိ၊ သော တေန လာဘသက္ကာရ သိလောကေန နမဇ္ဇတိ နမုစ္ဆတိ နပမာဒမာပဇ္ဇတိ။)

ဝေ-သို့၊ သော တပဿီ-သည်၊ တသ္မိံ ဌာနေ-အကျင့်ဖြင့် လာဘသက္ကာရ သိလောကကို ဖြစ်စေတတ်သည်၏အဖြစ်၊ မတေ့ဝေတတ်သည်၏အဖြစ်၊ မေ့ လျော့ခြင်းသို့မရောက်တတ်သည်၏အဖြစ်ဟုဆိုအပ်သောထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏။

၆၆။ နိဂြောဓ-ဓ၊ ပုနစပရံ-အံ၊ တပဿီ-သည်၊ ဘောဇနေသု-ဘောဇဉ် တို့၌၊ ဝေဝါဒါသံ-ထူးထူးဆန်းဆန်း နှစ်မျိုး မှန်း၍ ခွဲခြမ်း ခွဲထွင်ခြင်းသို့၊ နအာပဇ္ဇတိ-မရောက်တတ်၊ ကိ-သို့၊ ဝေဝါဒါသံ-သို့၊ န အာပဇ္ဇတိ-နည်း၊ ဣဒံဘောဇနံ-သည်၊ မေ-အား၊ ခမတိ-မြှန်ရှက် အားရ၏၊ ဣဒံဘောဇနံ-သည်၊ မေ-အား၊ နက္ခမတိ-မမြှန်ရှက်အားမရ၊ ဣတိ-သို့၊ ဝေဝါဒါသံ-သို့၊ န အာပဇ္ဇတိ- မရောက်တတ်၊ သော တပဿီ-သည်၊ ယဉ္ဇဘောဇနံ-ကို၊ အဿ တပဿိနော- သည်၊ နက္ခမတိ-မကြိုက်မနှစ်သက်အပ်၊ တံဘောဇနံ-ကို၊ အနပေက္ခော-ငဲ့ကွက် ခြင်းမရှိသည်၊ ဟုတုာ-၍၊ ပဇဟတိ-၏၊ ယံပနဘောဇနံ-ကိုကား၊ အဿ တပဿိနော-သည်၊ ခမတိ--ကြိုက်နှစ်သက်အပ်၏၊ တံဘောဇနံ-ကို၊ အဂမိတော- ဖြစ်သော တပ်မက်မောခြင်းမရှိသည်၊ အမုစ္ဆိတော-ဖြစ်သော တေ့ဝေခြင်းမရှိ သည်၊ ဝါ-တေ့ဝေခြင်းသို့မရောက်သည်၊ အနဇ္ဈာပန္နော-ဌိကပ် တွယ်တာ စုံမက်သာယာခြင်းသို့ မရောက်သည်၊ အာဒိနဗဒဿာဝိ-အပြစ်ကိုမြင်လေ့ရှိသည်၊ နိဿရဏပညော-ဣဏပရိဘောဂမှ ထွက်မြောက်ကြောင်း ဖြစ်သော ပစ္စဝေက္ခဏာ ပညာရှိသည်၊ ဟုတုာ-၍၊ ပရိတုဉ္ဇတိ-၏၊ ဝေ-သို့၊ သော တပဿီ-သည်၊ တသ္မိံ ဌာနေ-ဘောဇဉ်တို့၌ ထူးထူးဆန်းဆန်း နှစ်မျိုး မှန်း၍ ခွဲခြမ်း ခွဲထွင်ခြင်းသို့ မရောက်တတ်သည်၏အဖြစ်၊ မကြိုက်မနှစ်သက်အပ်သော ဘောဇဉ်ကို ငဲ့ကွက် ခြင်းမရှိသည်ဖြစ်၍ စွန့်တတ်သည်၏အဖြစ်၊ ကြိုက်နှစ်သက်အပ်သော ဘောဇဉ် ကို ဣဏပရိဘောဂမှ ထွက်မြောက်ကြောင်းဖြစ်သော ပစ္စဝေက္ခဏာ ပညာရှိ သည်ဖြစ်၍ သုံးဆောင်တတ်သည်၏အဖြစ် ဟူသော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ တပဿီ-သည်၊ မယိဒသည်၊ တပံ-ကိုလေသာကို ပြင်းစွာ ပူပန်စေတတ်သော အကျင့်ကို၊ သမာဒိယန္တေ-မြဲမြဲမြဲမြဲ သန်သန်မာမာ ပြင်း စွာယူလိုက်သည်ရှိသော်၊ ရာဇာနော-တို့သည်လည်းကောင်း၊ ရာဇမဟာမတ္တာ- တို့သည်လည်းကောင်း။ ခတ္တိယာ-တို့သည်လည်းကောင်း၊ ပြာဟ္မဏာ-တို့သည် လည်းကောင်း၊ ဂဟပတိကာ-တို့သည်လည်းကောင်း၊ တိတ္ထိယာ-တို့သည်

လည်းကောင်း၊ မိ-ကို၊ သက္ကရိသန္တိ-ကုန်လိမ့်လတ္တံ့၊ ဣတိ-သို့၊ လာဘသက္ကာရ သိလောကနိကန္တိဟေတု-ရအပ်သော လေးပါးသောပစ္စည်း၊ ကောင်းစွာပြုအပ် သော လေးပါးသောပစ္စည်းဂုဏ်ကျေးဇူးကို ချီးပွဲခြင်းကို ချစ်ခင်စုံမက်နှစ်သက် တွယ်တာ သာယာခြင်းဟူသော အကြောင်းကြောင့်၊ တပံ-ကို၊ နသမာဒိယတိ- ကောင်းစွာမယူ၊ ဧဝံ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-လာဘသက္ကာရ သိလောကကို ချစ်ခင်စုံမက် နှစ်သက်တွယ်တာ သာယာခြင်းဟူသောအကြောင်း ကြောင့် အကျင့်ကို မဆောက်တည်တတ်သည်၏ အဖြစ်ဟူသော ထိုအကြောင်း ကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏။

၆၇။ နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ အညတရံ-အေး၊ သမဏံဝါ - ကိုသော်လည်းကောင်း၊ ဗြာဟ္မဏံဝါ - ကိုသော်လည်းကောင်း၊ အပသာဒေတာ-ပစ်ပယ်တတ်သည်၊ န ဟောတိ-မဖြစ်၊ ကိံ-သို့၊ အပသာ ဒေတာ-သည်၊ နဟောတိ-နည်း၊ သမ္ပဟုလာဇိဝေါ-သော၊ အယံသမဏောဝါ- သည်သော်လည်းကောင်း၊ အယံ ဗြာဟ္မဏောဝါ-သည်သော်လည်းကောင်း၊ ကိံ-ကြောင့်၊ သဗ္ဗံ-ကို၊ သံဘက္ခေတိပန-ဘိသနည်း၊ သေယျတိဒံ-နည်း၊ မူလဗီဇံ - ကိုလည်းကောင်း၊ ခန္ဓဗီဇံ - ကိုလည်းကောင်း၊ ဖလုဗီဇံ-ကိုလည်း ကောင်း၊ အဂ္ဂဗီဇံ-ကိုလည်းကောင်း၊ ပဉ္စမံ-သော၊ ဗီဇဗီဇမေဝ-ကိုသာလျှင် လည်းကောင်း၊ သံဘက္ခေပန-နည်း၊ ဣတိဣဒံ-ပင်တည်း၊ ဣမဿသမဏဿ ဝါ-၏သော်လည်းကောင်း၊ ဣမဿဗြာဟ္မဏဿဝါ - ၏သော်လည်းကောင်း၊ ဒန္တက္ကုဋ်-သည်၊ အသနိဝိစက္ကံ-၏၊ အထစပန-ပါသော်လည်း၊ ဝါ-ပါလျက် လည်း၊ နံသမဏံဝါ - ကိုသော်လည်းကောင်း၊ နံဗြာဟ္မဏံဝါ-ကိုသော်လည်း ကောင်း၊ သမဏပုဝါဒေန - ဖြင့်၊ သမဏောတိ - ဟူ၍၊ မနုဿာ-တို့သည်၊ သဉ္စာနန္တိ-ကုန်၏၊ ဣတိ-သို့၊ အပသာဒေတာ-သည်၊ နဟောတိ-၏၊ ဧဝံ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-အမှတ်မသား တစ်ပါးပါးသော၊ ရဟန်း ပုဏ္ဏားတို့ကို မပစ်ပယ်တတ်သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုနစပရံ-အံ၊ တပဿိ-သည်၊ ကုလေသု-တို့၌၊ သက္ကရိယ မာနံ-သော၊ ဂရုကရိယမာနံ-သော၊ မာနိယမာနံ-သော၊ ပုဇိယမာနံ-သော၊ အညတရံ-သော၊ သမဏံဝါ ကိုသော်လည်းကောင်း၊ ဗြာဟ္မဏံဝါ-ကိုသော် လည်းကောင်း၊ မဿတိ-၏၊ ဒိသာ-သော်၊ ဝါ-ကြောင့်၊ တဿ တပဿိနော-
 အာ၊ ဧဝံ-သည်၊ နဟောတိ-မဖြစ်၊ ကိံ-သည်၊ နဟောတိ-နည်း၊ သမ္ပဟု လာဇိဝံ-သော၊ ဣမံသမဏံဝါ-ကိုသော်လည်းကောင်း၊ ဣမံဗြာဟ္မဏံဝါ-ကို သော်လည်းကောင်း၊ ကုလေသု-တို့၌၊ မနုဿာ-တို့သည်၊ သက္ကဏေန္တိနာမ-

☞

ကုန်တုံဘိ၏၊ ဂရုံကရောန္တိနာမ - ကုန်တုံဘိ၏၊ မာနေန္တိနာမ - ကုန်တုံဘိ၏၊
 ပူဇေန္တိနာမ-ကုန်တုံဘိ၏၊ တပဿိ-သော၊ လူခါဇိဝိ-သော၊ မံပန-ကိုကာ၊
 ကုလေသု-တိဉ္စ၊ မနုဿာ-တိဉ္စ၊ န သက္ကရောန္တိ-ကုန်၊ နဂရုံကရောန္တိ-
 ကုန်၊ နမာနေန္တိ-ကုန်၊ နပူဇေန္တိ-ကုန်၊ ဣတံဝေ-သည်၊ နဟောတိ-မဖြစ်၊
 ဣတိ-သိ၊ ဝါ-ဖြင့်၊ သော တပဿိ-သည်၊ ဣဿာမစ္ဆရိယံ-ကို၊ ကုလေသု-တိဉ္စ၊
 နုပွာဒေတာ=နုပွာဒေတာ - မဖြစ်စေတတ်သည်၊ ဟောတိ - ၏၊ ဝေ - သို့၊
 သော တပဿိ-သည်၊ တသ္မိံ ဌာနေ-အမျိုးအိမ်တို့၌ ဣဿာမစ္ဆရိယာကိုမဖြစ်စေ
 တတ်သည်၏အဖြစ်ဟု ဆိုအပ်သော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊
 ဟောတိ-၏။

၆၈။ နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ အာပါထကနိသာဒိ-
 သည်၊ နဟောတိ-မဖြစ်၊ ဝေ - သို့၊ သော တပဿိ - သည်၊ တသ္မိံ ဌာနေ-
 လူအပေါင်းတို့၏ မြင်နိုင်လောက်ရာအရပ်၌ နေလေ့မရှိသည်၏ အဖြစ်ဟူသော
 ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ ပုနစ
 ပရံ-မူပေအံ၊ တပဿိ-သည်၊ အတ္တာနံ - ကို၊ အဒဿဟမာနော-စေလျက်၊
 ကုလေသု- တိဉ္စ၊ နစရတိ-တတ်၊ ကိဝစနံ - ကို၊ ဝတူာ-၍၊ ကုလေသု-
 တိဉ္စ၊ နစရတိ-နည်း၊ ဣဒမ္ပိကမ္ပံ-သည်လည်း၊ မေ-၏၊ တပသ္မိံ-၌၊ ဝါ-တွင်၊
 ကေ-သော၊ ကမ္ပံ-အမူပေတည်း၊ ဣဒမ္ပိကမ္ပံ-သည်လည်း၊ မေ-၏၊ တပသ္မိံ-၌၊
 ဝါ-တွင်၊ ကေ-သော၊ ကမ္ပံ-ပေတည်း၊ ဣတိဣဒံ ဝစနံ-ကို၊ ဝတူာ-၍၊
 ကုလေသု-တိဉ္စ၊ နစရတိ-တတ်၊ ဝေ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-
 အမျိုးအိမ်တို့၌ မိမိဂုဏ်ကိုပြလျက် မလှည့်လည်တတ်သည်၏အဖြစ်ဟု ဆိုအပ်
 သောထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ ပုနစ
 ပရံ-မူပေအံ၊ တပဿိ-သည်၊ ကိဉ္စိဒေဝ-တစ်စုံတစ်ခုသော ကိုယ်၌ဖြစ်သော
 အပြစ်၊ နှုတ်၌ဖြစ်သောအပြစ်ကိုသာလျှင်၊ ပဋိစ္ဆန္ဒံ-ဖုံးလွှမ်းလျက်၊ နသေဝတိ-
 မမှီဝဲ၊ သော တပဿိ-သည်၊ တေ-သည်၊ ဣဒံဝစနံ-ကို၊ ခမတိ-အပ်၏လော၊
 ဣတိ-သို့၊ ပုဋ္ဌော-သည်၊ သမာနော-သော်၊ အက္ခမမာနံ-မကြိုက်မနှစ်သက်
 အပ်သောစကားကို၊ မေ-သည်၊ ဣဒံဝစနံ-ကို၊ နက္ခမတိ-အပ်၏၊ ဣတိ-သို့၊
 အာဟ-၏၊ ခမမာနံ-ကြိုက်နှစ်သက်အပ်သော စကားကို၊ မေ-သည်၊ ဣဒံ
 ဝစနံ-ကို၊ ခမတိ-၏၊ ဣတိ-သို့၊ အာဟ-၏၊ ဣတိ-သို့၊ သော တပဿိ-
 သည်၊ သမ္ပဇာနံ-လျက်၊ မုသာ-ကို၊ ဘာသိတာ-သည်၊ နဟောတိ-မဖြစ်၊
 ဝေ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-မဆိုမိခဏ ဆိုဆဲခဏ၌ ကောင်း
 စွာ အပြားအားဖြင့်သိလျက် ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောစကားကို
 မပြောဆိုတတ်သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-
 သည်၊ ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သညံ၊ တထာဂတဿဝါ-
 သညံသော်လည်းကောင်း၊ တထာဂတသာဝကဿဝါ - သညံသော်လည်း
 ကောင်း၊ ဓမ္မံ-ကို၊ ဒေသေန္တဿ-စဉ်၊ သန္တယေဝ-သာလျှင်ဖြစ်သော၊ အနု
 ညေယျံ-ထိုက်သော၊ ပရိယာယံ-ကို၊ အနုဇာနာတိ-၏၊ ဧဝံ-သို့၊ သော
 တပဿိ-သညံ၊ တသ္မိံ ဌာနေ-နည်းမှန်လမ်းမှန်ဖြစ်၍ ခွင့်ပြုအပ် ခွင့်ပြုသင့် ခွင့်ပြု
 ထိုက်သော အကြောင်းကို ခွင့်ပြုတတ်သည်၏ အဖြစ်ဟူသော ထိုအကြောင်း
 ကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏။

၆၉။ နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သညံ၊ အက္ခောဓနော-
 မရှိသည်၊ အနုပနာဟိ-မရှိသည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ တပဿိ-သညံ၊
 အက္ခောဓနော-သည်၊ အနုပနာဟိ-သည်၊ ယမ္မိဟောတိ-၏၊ ဧဝံ-သို့၊ သော
 တပဿိ-သညံ၊ တသ္မိံ ဌာနေ - အမျက်မထွက်တတ်သည်၏အဖြစ်၊ ရန်ငြိုးမဖွဲ့
 တတ်သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊
 ဟောတိ-၏။

နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သညံ၊ အမက္ခိ-မရှိသည်၊ အာ-
 ဌာသိ-မရှိသည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ တပဿိ-သညံ၊ အမက္ခိ-သည်၊
 အပဌာသိ-သည်၊ ယမ္မိ ဟောတိ-၏၊ ဧဝံ-သို့၊ သော တပဿိ-သည်၊ တေသ္မိံ
 ဌာနေ-တစ်ပါးသောသူတို့၏ ဂုဏ်ကျေးဇူးကို မချေဖျက်တတ်သည်၏ အဖြစ်၊
 အပြားအားဖြင့် ဂုဏ်တူသည်၏အဖြစ်ကို အလိုမရှိတတ်သည်၏ အဖြစ်ဟု ဆိုအပ်
 သော ထိုအကြောင်းကြောင့်၊ ပရိသုဒ္ဓေါ-သည်၊ ဟောတိ-၏။

(ဤကဲ့သို့ချည်း နောက်နောက်ဝါကျများကို ယောဇနာရမည်၊ အနက်များ
 ထင်ရှားလှပြီဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ပေယျာလ ဖော်ခဲ့တော့မည်။)

နိဂြောဓ-ဓ၊ ပုန စ ပရံ-အံ၊ တပဿိ-သညံ၊ အနိဿုကီ-မဋ္ဌုစူတတ်သည်၊
 အမစ္ဆရီ-ဝန်မတို့တတ်သည်၊ ဟောတိ-၏၊ (ယမ္မိ နိဂြောဓ တပဿိ အနိဿုကီ
 ဟောတိ အမစ္ဆရီ၊ ဧဝံ သော တေသ္မိံ ဌာနေ ပရိသုဒ္ဓေါ ဟောတိ) နိဂြောဓ-
 ဓ၊ ပုနစပရံ-အံ၊ တပဿိ-သညံ၊ အသဋ္ဌော-ကျေးဇူးဂုဏ်များ မထင်ရှားဘဲ
 ဝါကြွားချီးဝှဲ စိတ်ဝယ်စွဲအောင် မစဉ်းလဲ မကောက်ကျစ် တတ်သည်၊ အမာ-
 ယာဝီ-မိမိသရမ်း မကောင်းမှု အစွမ်းကို ဖုံးလွှမ်းတတ်သော မာယာမရှိသည်၊
 ဟောတိ-၏၊ (ယမ္မိ နိဂြောဓ တပဿိ အသဋ္ဌော ဟောတိ အမာယာဝီ၊ ဧဝံ
 သော တေသ္မိံ ဌာနေ ပရိသုဒ္ဓေါ ဟောတိ) နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊
 တပဿိ-သညံ၊ အတဒ္ဓေါ-ထွန်တုံးမျိုး ပြီး စပါးကြီးသို့ ထန်သည်ခိုင်မာ ပြင်း
 စွာမတောင့်တင်း မကြမ်းတမ်းသည်၊ အနုတိမာနိ-ဂုဏ်တူသူများ ပုဂ္ဂိုလ်စားကို
 ကျော်လွှား မှတ်ထင်တတ်သော မာနမရှိသည်၊ ဟောတိ-၏၊ (ယမ္မိ နိဂြောဓ

တပဿိ အထဋ္ဌေါ ဟောတိ အနတိမာနီ၊ ဧဝံ သော တသ္မိံ ဌာနေ ပရိသုဋ္ဌေါ ဟောတိ) နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ ပါပိစ္ဆော-သည်၊ န ဟောတိ-မဖြစ်၊ ပါပိကာနံ-ကုန်သော၊ ဣစ္ဆာနံ-သို့၏၊ ဝသံ-သို့၊ ဂတော-သည်၊ န ဟောတိ-မဖြစ်၊ (ယမိံ နိဂြောဓ တပဿိ နပါပိစ္ဆော ဟောတိ၊ န ပါပိကာနံ ဣစ္ဆာနံ ဝသံ ဂတော- ဧဝံ သော တသ္မိံ ဌာနေ ပရိသုဋ္ဌေါ ဟောတိ) နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ မိစ္ဆာဒိဋ္ဌိကော-သည်၊ နဟောတိ-မဖြစ်၊ အန္တဂ္ဂါဟိကာယ-သော၊ ဒိဋ္ဌိယာ-နှင့်၊ သမန္နာဂတော-သည်၊ နဟောတိ-မဖြစ်၊ (ယမိံ နိဂြောဓ တပဿိ န မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ နအန္တဂ္ဂါဟိကာယ ဒိဋ္ဌိယာ သမန္နာဂတော၊ ဧဝံ သော တပဿိ ဌာနေ ပရိသုဋ္ဌေါ ဟောတိ)။ နိဂြောဓ-ဓ၊ ပုနစပရံ-မူပေအံ၊ တပဿိ-သည်၊ သန္နိဋ္ဌိပရာမာသိ-သည်၊ န ဟောတိ-မဖြစ်၊ အာဓာနဂ္ဂါဟိ-သည်၊ နဟောတိ-မဖြစ်၊ သုပ္ပုဋ္ဌိနိဿဂ္ဂိ-အယူ ကို စွန့်ခြင်း အလေ့ ရှိသည်၊ ဝါ- အယူကို စွန့်စေခြင်းငှာ လွယ်ကူသည်၊ ဟောတိ-ဖြစ်၏။

နိဂြောဓ-ဓ၊ တပဿိ-သည်၊ သန္နိဋ္ဌိပရာမာသိ-သည်၊ ယမိံနဟောတိ-ဖြစ်၊ အာဓာနဂ္ဂါဟိ-သည်၊ ယမိံနဟောတိ-ဖြစ်၊ သုပ္ပုဋ္ဌိနိဿဂ္ဂိ-သည်၊ ယမိံနဟောတိ-ဖြစ်၊ ဧဝံ-သို့၊ သော တပဿိ-သည်၊ တသ္မိံ ဌာနေ-ထင်ရှားရှိသော အယူကို မှားမှားယွင်းယွင်း မသုံးတတ်သည်၏အဖြစ်၊ မြဲမြဲမြဲမြဲ သန်သန်မာမာ ပြင်းစွာ မယူတတ်သည်၏အဖြစ်၊ အယူကိုစွန့်ခြင်း အလေ့ရှိသည်၏ အဖြစ်ဟု ဆိုအပ် သော ထိုအကြောင်းကြောင့်၊ ပရိသုဋ္ဌေါ-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ မယာ-သည်၊ ဝုဇ္ဇမာနံ-သော၊ ယံဝစနံ-သည်၊ အတ္ထိ-၏၊ ဓံဝစနံ-ကို၊ တံ-သည်၊ ကိံမညသိ-နည်း၊ ဣမေဓမ္မာ-အနတ္တမနတာ အပရိပုဏ္ဏသင်္ကပ္ပတာအစ အသန္နိဋ္ဌိပရာမာသိတာ န အာဓာနဂ္ဂါဟိတာ သုပ္ပုဋ္ဌိနိဿဂ္ဂိတာ အဆုံးရှိသော ဂုဏ်ကျေးဇူးတို့သည်၊ ယဒိဟောန္တိ-အကယ်၍ ဖြစ်ခဲ့ကုန်အံ့၊ ဧဝံသန္တေ-ဤသို့ ဖြစ်ခဲ့သည်ရှိသော်၊ တပေါဇိဂုစ္ဆာ-ကိလေသာကို ပြင်းစွာ ပူပန်စေအတ်သော ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းသည်၊ ပရိသုဋ္ဌေါ-ဝါ- ဥပက္ကိလေသ တို့မှ သန့်ရှင်းစင်ကြယ်သည်သော်လည်း၊ ဟောတိ-ဖြစ်သသော၊ အပရိသုဋ္ဌေါ ဝါ-ဥပက္ကိလေသတို့မှ မသန့်ရှင်းမစင်ကြယ်သည်သော်လည်း၊ ဟောတိ-လော၊ ဣတိ-သို့၊ အဝေါစ-မြတ်စွာဘုရားကမိန့်တော်မူပြန်ပြီ၊ သန္တေ-ဘုရား၊ ဣမေ ဓမ္မာ-တို့သည်၊ ယဒိဟောန္တိ-ကုန်အံ့၊ ဧဝံသန္တေ-သော်၊ အဒ္ဓါခေါ-သာလျှင်၊ တပေါဇိဂုစ္ဆာ-သည်၊ ပရိသုဋ္ဌေါ-သည်၊ ဟောတိ-ပါ၏၊ အပရိသုဋ္ဌေါ-သည်၊ နောဟောတိ-ပါ၊ တပေါဇိဂုစ္ဆာ-သည်၊ အဂ္ဂပုတ္တာစ-မြတ်သည်၏ အဖြစ်သို့ ရောက်သည်လည်းကောင်း၊ သာရပုတ္တာစ-အနှစ်သို့ရောက်သည်လည်းကောင်း၊ ဟောတိ-ပါ၏၊ ဣတိ-သို့၊ အဝေါစ- နိဂြောဓပရိပိဇက လျှောက်ပြန်ပြီ၊



နိဂြောဓ-မ၊ တ္ထောဝံတာ - ဤမျှလောက် အတိုင်းအရှည်ရှိသော အကျင့်ဖြင့်၊
 တပေါဇိဂုစ္ဆာ - သည်၊ အဂ္ဂပ္ပတ္တာစ - သည်လည်းကောင်း၊ သာရပ္ပတ္တာစ-
 လည်းကောင်း၊ နဂေါဟောတိ-ဖြစ်သေးသည် မဟုတ်သေးသည်သာ၊ အပိစ
 ခေါ-အဟုတ်အမှန်ကား၊ ပပဋိကပ္ပတ္တာ-အပွေး၏ အဖြစ်သို့ရောက်သည်၊ ဝါ-
 အပွေးနှင့်တူသော အကျင့်သို့ရောက်သည်၊ ဝါ- အပွေးသို့ ရောက်သည်နှင့်
 တူသည်၊ ဟောတိ ၏၊ ဣတိ-သို့ အဝေါစ-မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။

ပရိသုဒ္ဓတပုတ္တကထာ

၇၀။ ဘန္တေ-ဘုရား၊ ကိတ္တာဝတာ - အဘယ်မျှလောက် အတိုင်းအရှည်
 ရှိသောအကျင့်ဖြင့်၊ တပေါဇိဂုစ္ဆာ-သည်၊ အဂ္ဂပ္ပတ္တာစ - သည်လည်းကောင်း၊
 သာရပ္ပတ္တာစ - သည်လည်းကောင်း၊ ဟောတိ-ပါသနည်း၊ ဘန္တေ-ဘုရား၊
 အဟံ-သည်၊ သာဓု-တောင်းပန်ပါ၏၊ ဣဂဝါ-သည်၊ တပေါဇိဂုစ္ဆာယ-၏၊
 အဂ္ဂညေဝ-မြတ်သည်၏အဖြစ်သို့သာလျှင်၊ ပါပေတု-ရောက်စေတော်မူပါလော့၊
 ဝါ - ရောက်စေ၍ ဟောတော်မူပါလော့၊ သာရညေစ - အနှစ်သို့သာလျှင်၊
 ပါပေတု-မူပါလော့၊ ဣတိ-သို့၊ အဝေါစ-နိဂြောဓမရိဗိုဇိက လျှောက်ပြန်ပြီ။

နိဂြောဓ-မ၊ ဣဇဏသ္မိံ လောကေ-၌၊ တပဿိ-သည်၊ စာတုယာမ သံဝရ
 သံဝုတော-လေးပါးသော ရှောင်ကြဉ်ခြင်းသာလျှင် ဖြစ်သော စောင့်ရှောက်
 ထိန်းသိမ်း ပိတ်ဆို့ခြင်းဖြင့် စောင့်ရှောက်ထိန်းသိမ်း ပိတ်ဆို့အပ်ပြီးသော
 ကာယဒ္ဓါရ၊ ဝစီဒ္ဓါရ၊ မနောဒ္ဓါရရှိသည်၊ ဝါ-လေးပါးသော စောင့်ရှောက်
 ထိန်းသိမ်းခြင်းသာလျှင်ဖြစ်သော စောင့်ရှောက်ထိန်းသိမ်း ပိတ်ဆို့ခြင်းဖြင့်
 စောင့်ရှောက်ထိန်းသိမ်း ပိတ်ဆို့အပ်ပြီးသော ကာယဒ္ဓါရ၊ ဝစီဒ္ဓါရ၊ မနော
 ဒ္ဓါရရှိသည်၊ ဟောတိ-၏၊ နိဂြောဓ-မ၊ ကထဉ္စ-အဘယ်သို့သာလျှင်၊ ဝါ-
 အဘယ်ပုံသာလျှင်၊ ဝါ-အဘယ်သို့သော အပြားအားဖြင့်သာလျှင်၊ တပဿိ-
 သည်၊ စာတုယာမသံဝရသံဝုတော-သည်၊ ဟောတိ-နည်း၊ နိဂြောဓ-မ၊ ဣဇ
 ဣဇဏသ္မိံ လောကေ-၌၊ တပဿိ-သည်၊ ပါဏံ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထ
 အားဖြင့် ဇီဝိတိန္ဒြေကို၊ *နအတိမာပေတိ - ကိုယ်တိုင်မသတ်၊ ပါဏံ - ကို၊

* ဗုဒ္ဓိဗျက်။ ။ ဤအရာ၌ ပါဏမတိပါဏေတိဟု သြဋ္ဌဇပထမက္ခရာ-ပါ၊ ဒန္တဇ ပထ
 မက္ခရာတ-နှင့်လည်းကောင်း၊ ပါဏမတိမာပေတိဟု သြဋ္ဌဇ ပဉ္စမက္ခရာ-
 မ၊ သြဋ္ဌဇပထမက္ခရာ-ပနှင့်လည်းကောင်း၊ ပါဋိန္ဒရိတေဂ္ဂိန္ဒြေ၏၊ ထိုတွင် ပါဏမတိမာ
 ပေတိဟုသြဋ္ဌဇပထမက္ခရာ-မ၊သြဋ္ဌဇပထမက္ခရာ-ပနှင့် ရှိသောပါဋိသာ ပါဏမတိမာပေ
 တိတိပါဏံ န ဟနတိ ဟူသောအဋ္ဌကထာ၊အတိမာပနံ ဟိ သနန္တိအာဟာ'န ပါဏမတိ
 မာပေတိ'တိဟူသောဋီကာ၊ မာပ မာပနေ ပဏ္ဏသာလံ မာပေတိ မာပယတိ ယော
 မ္ပါဏမ္ပတိမာပေတိ ပဏ္ဏသာလာ သုမာပိတာဟူသော ဓာတုမာလာ သဒ္ဓနီတိတို့နှင့်

နအတိမာပယတိ-တစ်ပါးသောသူကို မသတ်စေပါကံ-ကို၊ အတိမာပယတော-
ကိုယ်တိုင်သတ်တတ်သော၊ ပုဂ္ဂလဿ-အား၊ သမနုညော-ကောင်းစွာ ခွင့်ပြု
သည်၊ ဝါ-ကောင်းစွာ ဝမ်းမြောက်သည်၊ ဝါ-စိတ်ကို လွန်စွာ နှစ်သက်စေ
တတ်သည်၏အဖြစ်နှင့်တကွ ဖြစ်သည်၊ နဟောတိ-မဖြစ်။

အဒိန္နံ-အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိသော တစ်ပါး
သောသူ၏ဥစ္စာကို၊ နအာဒိယတိ-ကိုယ်တိုင်မခိုးယူ၊ အဒိန္နံ-ကို၊ န အာဒိယာ-
ပေတိ-တစ်ပါးသောသူကို မခိုးယူစေ၊ အဒိန္နံ-ကို၊ အာဒိယတော-ကိုယ်တိုင် ခိုး
ယူသော၊ ပုဂ္ဂလဿ-အား၊ သမနုညော-သည်၊ နဟောတိ-မဖြစ်၊ မုသာ-
ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောစကားကို၊ န ဘဏတိ-ကိုယ်တိုင်မပြော
ဆို၊ မုသာ-ကို၊ န ဘဏာပေတိ-တစ်ပါးသောသူကို မပြောဆိုစေ၊ မုသာ-ကို၊
ဘဏတော-သေခါ၊ ပုဂ္ဂလဿ-အား၊ သမနုညော-သည်၊ နဟောတိ-မဖြစ်၊
ဘာဝိတံ-လောဘစိတ်ဖြင့် ချိုးဝှံ့အပ်သော ငါးပါးသော ကာမဂုဏ်ကို၊
န အာသိသတိ-ကိုယ်တိုင် မတောင့်တ၊ ဝါ-ကိုယ်တိုင်မမှီဝဲ၊ ဘာဝိတံ-ကို၊
န အာသိသာပေတိ-တစ်ပါးသောသူကို မတောင့်တစေ၊ ဝါ-တစ်ပါးသော
သူကို မမှီဝဲစေ၊ ဘာဝိတံ-ကို၊ အာသိသတော-ကိုယ်တိုင် တောင့်တသော၊
ပုဂ္ဂလဿ-အား၊ သမနုညော-သည်၊ န ဟောတိ-မဖြစ်၊ နိဂြောဓ-ဓ၊ ဝေ ခေါ၊
ဤသို့သာလျှင်၊ ဝါ-ဤပုံသာလျှင်၊ ဝါ-ဤသို့ အပြားအားဖြင့်သာလျှင်၊
တပဿိ-သည်၊ စာတုယာမသံဝရသံဝုတော-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊
ယတော-အကြင်အခါ၌၊ တပဿိ-သည်၊ စာတုယာမသံဝရသံဝုတော-သည်၊
ဟောတိ-၏၊ တတော-ထိုအခါ၌၊ အဿ တပဿိနေခ-အား၊ ဝါ-၏၊ တပဿိ-
တာယ-အကျင့်ရှိသည်၏ အဖြစ်ကြောင့်၊ အဒိ-ထိုအမည်ရှိသော၊ လက္ခဏဉ္စ-
အတိဟရဏဟိနာယအနာဝတ္တနလက္ခဏာသည်လည်း၊ ဟောတိ-၏၊ သော-
တပဿိ-သည်၊ တံသိလံ-ထိုသိလကို (ထည့်စပ်)၊ အတိဟရတိ-တိုးပွားခြင်းသို့
ဆောင်၏၊ ဟိနာယ-ယုတ်သောလူ၏အဖြစ်ဟူသောအကျိုးငှာ၊ ဝါ-ယုတ်သော
လူ၏အဖြစ်သို့၊ နော အာဝတ္တတိ-မလည်၊ (တစ်နည်း) နောဟိနာယာဝတ္တတိ-
လူမှထွက်သော တပဿိ-သည်၊ ဝိဝိတ္တံ-လူရှင်တို့မှကင်းဆိုတ်သော၊ သေနာသနံ-
ကျောင်းအိပ်ရာနေရာသို့၊ အရညံ-ကုလုပ်လေးတာ ပြန်ငါးရာရှိသော တောသို့

ညီ၏၊ အချို့သော ဓာတ်ကျမ်းများ၌ မာပေါမာပနမာရေဟု ဆို၏၊ ထို၌ မာရဟူသော
ဓာတ်နက်သည် ဟနတိဟူသော ဥဒ္ဓမ္မရိကသုတ် အဋ္ဌကထာ၊ အတိမာပနံ-ဟိ သနံဟူသော
ဥဒ္ဓမ္မရိက သုတ်ဒီကာနှင့်ညီ၏၊ သြဋ္ဌဗေထမက္ခရာ-ပါ၊ ဒန္တဗေထမက္ခရာ-နှင့်၊ ပါဏ
မတိပါတေတိဟူသောပါဠိကား အဋ္ဌကထာဒီကာတို့နှင့်မညီသော်လည်း ပါဏာတိပါတ
ပုဒ်ကလာသည်ဖြစ်၍ အပြစ်မဆိုသာ၊ ပါဏမတိပါပေတိဟု အချို့မှတို့၌ တွေ့ရသော
ပါဠိကား ပါဠိပျက်သာတည်း။

လည်းကောင်း၊ ရုက္ခမူလံ-အရိပ်လုံလောက် ရုက္ခမူမြောက်သည့် သစ်ပင်အောက်
 သစ်ပင်အနီးသို့လည်းကောင်း၊ ပဗ္ဗတံ-စိတ်တည်ကြည်အောင် လေညင်းဆောင်
 သည့် ကျောက်တောင်အရပ်သို့လည်းကောင်း၊ ကန္တရံ-ရေယာဉ်ဖြတ်သွား သဲဖြူ
 များသည့် ချောက်ကြားမြစ်ကွေ့ အရပ်သို့လည်းကောင်း၊ ဂိရိဂဟံ-တစ်ယောက်
 ကိန်းအောင်း ဖျော်ဖို့ကောင်းသည့် တောင်ခေါင်းတောင်ကြားအရပ်သို့ လည်း
 ကောင်း၊ သုသန္နံ-အပေါင်းများဆွေ စွန့်ပစ်လေသည့် သုသေကောင်တို့၏
 အိပ်ရာ သင်္ချိုင်းသို့လည်းကောင်း၊ ဝနပတ္တံ-ဝိဝေကကိုအလိုရှိသော ပုဂ္ဂိုလ်
 တို့၏ တရားထူးကိုရသည်၏အစွမ်းအားဖြင့် တည်ရာဖြစ်သော တောသို့ လည်း
 ကောင်း၊ ဝါ-ဝိဝေကခင် သူတော်စင်တို့ ခိုင်တည်နေရာ တောအုပ်သို့
 လည်းကောင်း၊ အဗ္ဗောကာသံ-အမိုးမမိုး လွင်တီးခေါင် အရပ်သို့ လည်း
 ကောင်း၊ ပလာလပုဉ္ဇံ-တောချိုသစ်ပင် စပုံတင်သည့် ကောက်ရိုးစင် ကောက်
 ရိုးပုံအရပ်သို့လည်းကောင်း၊ ဘဇတိ-မိုဝ်ဆည်းကပ်၏။

သော တပဿီ-သည်၊ မစ္ဆာဘတ္တံ-ပစ္ဆာဘတ်အခါ၌၊ ဝါ-ဆွမ်းစားပြီးရာ
 ကာလမှ နောက်အဖို့ဖြစ်သောအခါ၌၊ ဝါ-ဆွမ်းစားပြီးရာကာလ၏ နောက်
 အဖို့ဖြစ်သောအခါ၌၊ ပိဏ္ဏပါတပဋိက္ကန္တော-ဆွမ်းခံရာအရပ်မှ ဖဲခွဲပြီးသည်၊
 ဝါ-ဆွမ်းစားရာအရပ်မှ ဖဲခွဲပြီးသည်၊ ဟုတော-၍၊ ပလ္လက္ခံ-ပတ်လည်ဝန်းကျင်
 ပေါင်းချင်းယှဉ်လျက် ဖဲတင်အပ်သော တင်ပျဉ်ကို၊ အာဘုဇိတော-ဖွဲ့ခွေ၍၊
 ကာယံ - အထက်ဖြစ်သော ကိုယ်ကို၊ ဥဇုံ-ဖြောင့်စွာ၊ ဝါ - ဖြောင့်ဖြောင့်၊
 ပဏိဓာယ-တစ်ဆယ့်ရှစ်မျိုး ကျောက်ဆစ်ရိုးကို စွန်းချင်းထိုးအောင်ထား၍၊
 သတိံ - သတိကို၊ ပရိမုခံ-ကမ္မဋ္ဌာန်းသို့ ရှေးရှု၊ ဥပဋ္ဌပေတော- ထား၍၊ ဝါ-
 ဖြစ်စေ၍၊ (တစ်နည်း) သတိံ - ကို၊ ပရိမုခံ- ခံတွင်း၏ အဦးဖြစ်သော
 နှာသီးဖျား အထက်နှုတ်ခမ်းဖျားအရပ်၌၊ ဥပဋ္ဌပေတော-ထား၍၊ (တစ်နည်း)
 ပရိမုခံ-သိမ်းဆည်းအပ်ပြီးသော အသံမွှောသရှိသည်ဖြစ်၍ သမ္မောသမှ ထွက်
 မြောက်ကြောင်းဖြစ်သော၊ ဝါ-ညာဏ်ဖြင့် သိမ်းဆည်းအပ်ပြီးသော အာရုံရှိ
 သည်ဖြစ်၍ ဆန့်ကျင်ဘက်မှ ထွက်မြောက်ကြောင်းဖြစ်သော၊ သတိံ-ကို၊
 ဥပဋ္ဌပေတော-ဖြစ်စေ၍၊ နိသီဒတိ-ထိုင်နေ၏၊ သော တပဿီ-သည်၊ လောကေ-
 ဥပါဒါနက္ခန္ဓာဟုဆိုအပ်သော လောက၌၊ အဘိဇ္ဈာ-အဘိဇ္ဈာကို၊ ဝါ-တစ်ပါး
 သောသူတို့၏ဥစ္စာကို ရှေးရှုတည်တတ်သော လောဘကို၊ ပဟာယ-ပယ်၍၊
 ဝိဂတာဘိဇ္ဈေန-ကင်းပြီးသောအဘိဇ္ဈာရှိသော၊ စေတသာ-စိတ်ဖြင့်၊ ဝိဟရတိ-
 နေ၏၊ အဘိဇ္ဈာယ-မှ၊ စိတ္တံ-ကို၊ ပရိသောဇေတိ-သုတ်သင်၏၊ ဝါ-ဖြူစင်
 စေ၏၊ ဗျာပါဒပဒေါသံ-ဗျာပါဒပဒေါသကို၊ ဝါ-ဟိတသုခကိုဖျက်ဆီးတတ်၊
 စိတ်ကိုဖျက်ဆီးတတ်သော ဒေါသကို၊ ပဟာယ-၍၊ အဗျာပန္နစိတ္တော-ဖောက်
 ပြန်ခြင်းသို့ရောက်သော စိတ်မရှိသည်၊ သဗ္ဗပါဏဘူတဟိတာနုကမ္မိံ - အလုံးစုံ

သော ဝင်သက် ထွက်သက်ရှိသော သတ္တဝါ၊ ဖြစ်ပြီး ဖြစ်ဆဲဖြစ်သောသတ္တဝါ တို့ကို အစီးအပွားဖြင့် အစဉ်သနားစောင့်ရှောက် ချီးမြှောက်ထောက်ပံ့လေ့ရှိသည်။ ဟုတော-၍၊ ဝိဟရတိ-၏၊ ဗျာပါဒပဒေါသာ-မှ၊ စိတ္တံ-ကို၊ ပရိသော-ဓေတိ-၏၊ ထိနမိဒ္ဓံ-ထိနမိဒ္ဓံကို၊ ဝါ-ကြီးအားမထုတ် အောက်သို့မြုပ်လျက် ဆုတ်နှစ်ပေါင်းစုတတ်သောထိန၊ သတ္တိချည်းနီး ကျိုးမပြီးအောင် ဖိစီးနှိပ်စက် တတ်သောမိဒ္ဓံကို၊ ဝါ-စိတ်၏မခန့်ကြောင်းဖြစ်သောထိန၊ စေတသိက်၏ မခန့်ကြောင်းဖြစ်သောမိဒ္ဓံကို၊ ပဟာယ-၍၊ ဝိဂတထိနမိဒ္ဓေါ-ကင်းပြီးသော ထိန မိဒ္ဓံရှိသည်။ အာလောကသညီ-အရောင်အလင်းဟု အမှတ်ရှိသည်။ သတော-အောက်မေ့တတ်သောသတိရှိသည်။ သမ္ပဇာနော-ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာရှိသည်။ ဟုတော-၍၊ ဝိဟရတိ-၏၊ ထိနမိဒ္ဓါ-မှ၊ စိတ္တံ-ကို၊ ပရိသောဓေတိ-၏၊ ဥဒ္ဓစ္စကုက္ကုစ္စံ-ဥဒ္ဓစ္စကုက္ကုစ္စံကို၊ ဝါ-အထက်၌ တုန်လှုပ်တတ်သော ပုဂ္ဂိုလ်၏ဖြစ်ကြောင်းဟုဆိုအပ်သောဥဒ္ဓစ္စ၊ စက်ဆုပ်အပ်စွာ ကိရိယာဟု နောင်ခါတစ်ဖန် ပူပန်ခြင်းဟုဆိုအပ်သော ကုက္ကုစ္စံကို၊ ပဟာယ-၍၊ အနုဒ္ဓတော-အထက်၌မတုန်လှုပ်သည်။ ဝါ-မပျံ့လွင့်သည်။ အဇ္ဈတ္တံ-အဇ္ဈတ္တ သန္တာန်၌၊ ဝုပသန္တစိတ္တော - ငြိမ်းအေးပြီးသော စိတ်ရှိသည်။ ဟုတော - ၍၊ ဝိဟရတိ-၏၊ ဥဒ္ဓစ္စကုက္ကုစ္စာ-မှ၊ စိတ္တံ-ကို၊ ပရိသောဓေတိ-၏၊ ဝိစိကိစ္ဆံ-ဝိစိ ကိစ္ဆာကို၊ ဝါ-ဆုံးဖြတ်တတ်သောဉာဏ်မှကင်းသော ဝိစိကိစ္ဆာကို၊ ဝါ-ကုစား တတ်သောဉာဏ်မှကင်းသော ဝိစိကိစ္ဆာကို၊ ပဟာယ-၍၊ တိဏ္ဍဝိစိကိစ္ဆော-လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာရှိသည်။ ကုသလေသု-ကုသိုလ်ဖြစ်ကုန်သော၊ ဗမ္မေသု-တရားတို့၌၊ အကထံကထိ-အသိနည်း အသိနည်းဟူသော တွေးတော ယုံမှားခြင်း မရှိသည်။ ဝါ-အသိနည်း အသိနည်းဟူသော တွေးတောယုံမှား ခြင်းမှ ကင်းသည်။ ဟုတော-၍၊ ဝိဟရတိ-၏၊ ဝိစိကိစ္ဆာယ-မှ၊ စိတ္တံ-ကို၊ ပရိသောဓေတိ-၏။

၉၁။ သော တပဿီ-သည်။ စေတသော-စိတ်၏၊ ဝါ-ကို၊ ဥပက္ကိလေသေ-ကပ်၍ ပူပန်စေဘတ်၊ နှိပ်စက်တတ်သော အညစ်အကြေး အန္တရာယ် ဖြစ်ကုန် သော၊ ပညာယ-ကမ္မသကတာ ပညာ၏၊ ဒုဗ္ဗလိကရဏေ- အားနည်းသည်၏ အဖြစ်ကို ပြုတတ်ကုန်သော၊ ပဉ္စ-ငါးပါးကုန်သော၊ ဣမေ နိဝရဏေ - ဤ နိဝရဏတို့ကို၊ ပဟာယ-၍၊ မေတ္တာသဟဂတေန-မေတ္တာနှင့် တကွဖြစ်သော၊ စေတသာ-စိတ်ဖြင့်၊ ဧကံ - တစ်ပါးသော၊ ဒိသံ - အရပ်မျက်နှာကို၊ ဝါ- အရပ်မျက်နှာ၌ တည်ရှိသော သတ္တဝါအပေါင်းကို၊ ဖရိတော-ဖြန့်၍၊ ဝါ- ပျံ့နှံ့စေ၍၊ ဝိဟရတိ-၏၊ တထာ-ထို့ အတူ၊ ဒုတိယံ-နှစ်ခုတို့၏ ပြည့်ကြောင်း ဖြစ်သော၊ ဒိသံ-အရပ်မျက်နှာကို၊ ဝါ-အရပ်မျက်နှာ၌ တည်ရှိသော သတ္တဝါ အပေါင်းကို၊ ဖရိတော-၍၊ ဝိဟရတိ-၏၊ တထာ-တူ၊ တတိယံ - သုံးခုတို့၏

ပြည့်ကြောင်းဖြစ်သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ တထာ-တု၊ စတုတ္ထံ-သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-ဤအတူ၊ ဝါ-ဤ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း၊ ဥဒ္ဓိ-အထက် အရပ်ကို၊ ဝါ-အထက်အရပ်၌ တည်ရှိသော သတ္တဝါ အပေါင်းကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-သို့၊ အဓော-အောက်အရပ်ကို၊ ဝါ-အောက်အရပ်၌တည်ရှိသော သတ္တဝါအပေါင်း ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-တိုင်း၊ တိရိယံ-ဖိလာ ကန့်လန့်ဖြတ် အထောင့်အရပ်ကို၊ ဝါ-ဖိလာကန့်လန့်ဖြတ် အထောင့်အရပ်၌ တည်ရှိသော သတ္တဝါ၊ အပေါင်းကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-သို့၊ သဗ္ဗေပိ-အလုံးစုံ သော အရပ်မျက်နှာတို့၌၊ သဗ္ဗတ္တတာယ- အလုံးစုံသော စိတ်ရှိသည်၏ အဖြစ် ကြောင့်၊ ဝါ-အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူမျှသည်၏ အဖြစ်ကြောင့်၊ သဗ္ဗာဝဇ္ဇိ-အလုံးစုံသောစိတ်ရှိသော၊ လောကံ-သတ္တလောကကို၊ မေတ္တာသဟ ဂတေန-မေတ္တာနှင့် တကွဖြစ်သော၊ ဝိပုလေန-ပြန်ပြောသော၊ မဟဂ္ဂတေန- မြတ်သည်၏အဖြစ်သို့ ရောက်သော၊ ဝါ-မြတ်သော ဈာနလာဘီပုဂ္ဂိုလ်တို့သည် ရောက်အပ်သော၊ အပ္ပမာဏေန-အတိုင်းအရှည် မရှိသော၊ ဝါ-ကြီးပွားသော အတိုင်းအရှည်ရှိသော၊ အဝေရေန-ရန်မရှိသော၊ အဗျာပဇ္ဇေန-ဟိတသုခကို ဖျက်ဆီးတတ်သော ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော၊ စေတသာ-စိတ်ဖြင့်၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ကရုဏာသဟဂတေန-ကရုဏာနှင့် တကွဖြစ်သော၊ စေတသာ-စိတ်ဖြင့်၊ ဧကံ-သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ (ပေ- ယျာလပါဌ်များကို အနက်ယောဇနာရန် မခဲယဉ်းပြီဖြစ်၍ ပါဠိသက်သက်ဖြင့် သာ ဖော်ထားခဲ့တော့လတ္တံ့။)။

(တထာ ဒုတိယံ၊ တထာ ဇာတိယံ၊ တထာ စတုတ္ထံ၊ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝဇ္ဇိ လောကံ ကရုဏာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။)

မုဒိတာသဟဂတေန-မုဒိတာနှင့် တကွဖြစ်သော၊ စေတသာ-ဖြင့်၊ ဧကံ- သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏။

(တထာ ဒုတိယံ၊ တထာ ဇာတိယံ၊ တထာစတုတ္ထံ၊ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝဇ္ဇိ လောကံ မုဒိတာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။)

ဥပေက္ခာသဟဂတေန-သော၊ စေတသာ-ဖြင့်၊ ကေ-သော၊ ဒိသံ-ကို၊ ဖရိတော-၍၊ ဝိဟရတိ-၏၊ တထာ-တူ၊ ဒုတိယံ-သော၊ ဒိသံ-ကို၊ ဖရိတော-၍၊ ဝိဟရတိ-၏၊ တထာ-တူ၊ စတုတ္ထံ-သော၊ ဒိသံ-ကို၊ ဖရိတော-၍၊ ဝိဟရတိ-၏၊ ဣတိ-တူ၊ ဥဒ္ဓံ-ကို၊ ဖရိတော-၍၊ ဝိဟရတိ-၏၊ ဣတိ-တိုင်း၊ အဓော-ကို၊ ဖရိတော-၍၊ ဝိဟရတိ-၏၊ ဣတိ-တူ၊ တိရိယံ-ကို၊ ဖရိတော-၍၊ ဝိဟရတိ-၏၊ ဣတိ-တိုင်း၊ သဗ္ဗမိ-တို့၌၊ သဗ္ဗတ္တတာယ-ကြောင့်၊ သဗ္ဗာဝန္တံ-သော၊ လောကံ-ကို၊ ဥပေက္ခာ သဟဂတေန-သော၊ ဝိပုလေန-သော၊ မဟဂ္ဂတေန-သော၊ အပ္ပမာဏေန-သော၊ အဝေရေန-သော၊ အဗျာပဇ္ဇေန-သော၊ စေတသာ-ဖြင့်၊ ဝိဟရတိ-၏။

နိဂြောဓ-ဓ၊ မယာ-သည်၊ ဝုစ္စမာနံ-သော၊ ယံ ဝစနံ-သည်၊ အတ္ထိ-၏၊ တံဝစနံ-ကို၊ တံ-သည်၊ ကိံ မညသိ-နည်း၊ ယထာဝုတ္တော-အကြင် အကြင် ဟောတော်မူအပ်ပြီးသော၊ ဗြဟ္မဝိဟာရော-ဗြဟ္မဝိဟာရသည်၊ ယဒိ ဟောတိ-အံ၊ ဝေသန္တေ-သော်၊ တပေါဇိဂ္ဂစ္ဆာ-သည်၊ ပရိသုဒ္ဓါဝါ-သည်သော်လည်း၊ ဟောတိ-လော၊ အပရိသုဒ္ဓါဝါ-သည်သော်လည်း၊ ဟောတိ-လော၊ ဣတိ-သို့၊ အဝေါစ-မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ၊ ဘန္တေ-ဘုရား၊ ယထာဝုတ္တော-သော၊ ဗြဟ္မဝိဟာရော-သည်၊ ယဒိဟောတိ-အံ၊ ဝေသန္တေ-သော်၊ အဒ္ဓါခေါ-သာလျှင်၊ တပေါဇိဂ္ဂစ္ဆာ-သည်၊ ပရိသုဒ္ဓါဝါ-သည်၊ ဟောတိ-ပါ၏၊ အပရိသုဒ္ဓါဝါ-သည်၊ နောဟောတိ-ပါ၊ အဂ္ဂပ္ပတ္တာ စ-သည်လည်းကောင်း၊ သာရပ္ပတ္တာ စ-သည် လည်းကောင်း၊ ဟောတိ-ပါ၏၊ ဣတိ-သို့၊ အဝေါစ-နိဂြောဓပရိဗ္ဗိတက လျှောက်ပြန်ပြီ။

နိဂြောဓ-ဓ၊ ဣတ္တာဝတာ-ဖြင့်၊ တပေါဇိဂ္ဂစ္ဆန္တံ-သည်၊ အဂ္ဂပ္ပတ္တာ စ-သည် လည်းကောင်း၊ သာရပ္ပတ္တာ စ-သည် လည်းကောင်း၊ န ခေါ ဟောတိ-သေး သည်သာ၊ အပိ စ-ကား၊ တစပ္ပတ္တာ-အခံ၏ အဖြစ်သို့ ရောက်သည်သာလျှင်၊ ဝါ-အခံနှင့်တူသောအကျင့်သို့ ရောက်သည်သာလျှင်၊ ဝါ-အခံသို့ရောက်သည် နှင့်တူသည်သာလျှင်၊ ဟောတိ-၏၊ ဣတိ-သို့၊ အဝေါစ-မြတ်စွာဘုရားက မိန့် တော်မူပြန်ပြီ။

ဖရိသုဒ္ဓပေဂ္ဂုပ္ပတ္တကထာ

၇၂။ ဘန္တေ-ဘုရား၊ ကိတ္တာဝတာ-ဖြင့်၊ တပေါဇိဂ္ဂစ္ဆာ-သည်၊ အဂ္ဂပ္ပတ္တာ စ- သည်လည်းကောင်း၊ သာရပ္ပတ္တာ စ-သည်လည်းကောင်း၊ ဟောတိ-ပါသနည်း၊ ဘန္တေ-ဘုရား၊ အတံ-သည်၊ သာဓု-ပါ၏၊ ဘဂဝါ-သည်၊ မေ-အား၊ တပေါဇိဂ္ဂစ္ဆာယ-၏၊ အဂ္ဂညေဝ-သို့သာလျှင်၊ ပါပေတု-မူစေပါလော့၊ သာရ-

ညောင်သို့သာလျှင်၊ ပါပေတု-မူပါစေလော့၊ ဣတိ-သို့၊ အဝေါစ-နိဂြောဓ ပရိဗိုဇ်က လျှောက်ပြန်ပြီ။

နိဂြောဓ-ဓ၊ ဣဓဣမသို့ လောကော-၌၊ တပဿိ-သည်၊ စာတုယာမသံဝရ သံဝုတော-သည်၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ ကထံစ-သို့သာလျှင်၊ တပဿိ- သည်၊ စာတုယာမသံဝရ သံဝုတော-သည်၊ ဟောတိ-နည်း၊ (ပေယျာလကို ပါဠိသက်သက်ဖြင့်သာ ဖော်ခဲ့တော့မည်။)

(ဣဓ နိဂြောဓ တပဿိ န ပါဏမတိမာပေတိ၊ န ပါဏမတိမာ- ပယတိ၊ န ပါဏမတိမာပယတော သမနုညော ဟောတိ၊ န အဒိန္န အာဒိယတိ၊ န အဒိန္န အာဒိယာပေတိ၊ န အဒိန္န အာဒိယတော သမနု- ညော ဟောတိ၊ န မုသာ ဘဏတိ၊ န မုသာ ဘဏာပေတိ၊ န မုသာ ဘဏ တော သမနုညော ဟောတိ၊ န ဘာဝိတမာသိသတိ၊ န ဘာဝိတမာ- သိသာပေတိ၊ န ဘာဝိတမာသိသတော သမနုညော ဟောတိ၊ ဧဝံခေါ နိဂြောဓ တပဿိ စာတုယာမသံဝရသံဝုတော ဟောတိ)။

နိဂြောဓ-ဓ၊ ယတော-၌၊ တပဿိ-သည်၊ စာတုယာမသံဝရသံဝုတော- သည်၊ ဟောတိ-၏၊ တတော-၌၊ အဿတပဿိနော-အား၊ ဝါ-၏၊ တပဿိ- တာယ-ကြောင့်၊ အဒိ-သော၊ လက္ခဏံစ-သည်လည်း၊ ဟောတိ-၏၊ သော တပဿိ-သည်၊ သီလံ-ကို၊ အဘိဟရတိ-၏၊ ဟိနာယ-အကျိုးငှာ၊ နော- အာဝတ္တတိ-မလည်း၊ သော တပဿိ-သည်၊ ဝိဝိတ္တံ-သော၊ သေနာသနံ-သို့၊ အရည်-သို့လည်းကောင်း၊ ရုက္ခမူလံ-သို့လည်းကောင်း၊ ပဗ္ဗတံ-သို့လည်းကောင်း၊ ကန္ဓရံ-သို့လည်းကောင်း၊ ဂိရိဂူဟံ-သို့ လည်းကောင်း၊ သုသာနံ-သို့ လည်းကောင်း၊ ဝနပတ္တံ-သို့ လည်းကောင်း၊ အဗ္ဗောကာသံ-သို့ လည်းကောင်း၊ ပလာလပုဉ်-သို့လည်းကောင်း၊ ဘဇတိ-၏။

သော ပစ္စာဘတ္တံ ပိဏ္ဍပါတပဋိက္ခန္ဓော နိသိဒိတိ ပလ္လက္ခံ အာဘုဇိ- တော ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌာပေတွာ။ သော အဘိဇ္ဈိ လောကေ ပဟာယ ဝိဂတဘိဇ္ဈေန စေတသာ ဝိဟရတိ၊ အဘိဇ္ဈာယ- စိတ္တံ ပရိသောဓေတိ။ ဗျာပါဒပဒေါသံ ' ပဟာယ အဗျာပန္နစိတ္တော ' ဝိဟရတိ သဗ္ဗပါဏဘူတဟိတာနုကမ္ပိ၊ ဗျာပါဒပဒေါသာ စိတ္တံ ပရိ- သောဓေတိ၊ ထိန မိဒ္ဓံ ပဟာယ ဝိဂတ ထိနမိဒ္ဓေါ ဝိဟရတိ အာလောကသညိ သတော သမ္ပဇာနော။ ထိနမိဒ္ဓါ စိတ္တံ ပရိသော- ဓေတိ။ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယ အနုဒ္ဓတော ဝိဟရတိ အဇ္ဈတ္တံ ဝုပ- သန္တစိတ္တော။ ဥဒ္ဓစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတိ၊ ဝိစိကိစ္ဆံ ပဟာယ တိဏ္ဍဝိစိကိစ္ဆော ဝိဟရတိ အကထံကထိ ကုသလေသု ဓမ္မေသု။ ဝိစိ- ကိစ္ဆာယ စိတ္တံ ပရိသောဓေတိ။

သော တပဿီ-သည်၊ စေတသော-၏၊ ဝါ-ကို၊ ဥပက္ခိလေသေ-ကုန်သော၊ ပညာယ-၏၊ ဒုဗ္ဗလိကရဏေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဣမေ နိဝရဏေ-တို့ကို၊ ပဟာယ-၍။

(မေတ္တာ သဟဂတေန စေတသာ ဧကံဒိသံ ဖရိတွာ ဝိဟရတိ၊ တဿဒုတိယံ၊ တဿတတိယံ၊ တဿစတုတ္ထံ၊ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အပ္ပာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ ကရုဏာ သဟဂတေန စေတသာ။ မုဒိတာ သဟဂတေန စေတသာ။ ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တဿ ဒုတိယံ၊ တဿ တတိယံ၊ တဿ စတုတ္ထံ၊ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အပ္ပာပဇ္ဇေန ဖရိတွာ ဝိဟရတိ-ဟူ၍ဖော်)။

သော တပဿီ-သည်၊ အနေကဝိဟိဟံ-များသော အပြားရှိသော၊ ဝါ-များသောအပြားတို့ဖြင့် ဖွင့်အပ်စီရင်အပ်သော၊ ပုဗ္ဗေနိဝါသံ-ပုဗ္ဗေနိဝါသကို၊ ရှေးဘဝ၌ နေအပ်ဖူးသောခန္ဓာအစဉ်ကို၊ ဝါ-ဂေါစရဝသေန၏ အစွမ်းဖြင့် ရှေးဘဝ၌ နေအပ်ဖူးသော တရားအပေါင်းကို၊ အနုဏရတိ-အစဉ်လျှောက်၍ အောက်မေ့နိုင်၏။ သေယျထိဒံ - ထိုပုဗ္ဗေနိဝါသဟူသည် အဘယ်နည်း၊ (တစ်နည်း) သော ပုဗ္ဗေနိဝါသော-ထိုပုဗ္ဗေနိဝါသဟူသည်၊ သေယျထိဒံ-အဘယ်နည်း၊ (တစ်နည်း) ဣဒံအယံပုဗ္ဗေနိဝါသော-ဤပုဗ္ဗေနိဝါသဟူသည်၊ သေယျထာ-အဘယ်နည်း၊ ကေမ္မိဇာတိ-တစ်ခုသော ဘဝကိုလည်းကောင်း၊ ဝါ-တစ်ခုသောဘဝ၌ အကျုံးဝင်သော တစ်ခုသောခန္ဓာအစဉ်ကို လည်းကောင်း၊ ဒွေပိဇာတိယော-နှစ်ခုသော ဘဝတို့ကိုလည်းကောင်း၊ ဝါ-နှစ်ခုသောဘဝတို့၌ အကျုံးဝင်သော နှစ်ခုသောခန္ဓာအစဉ်တို့ကိုလည်းကောင်း၊ တိဿောပိ ဇာတိယော-သုံးခုသော ဘဝတို့ကိုလည်းကောင်း၊ ဝါ-သုံးခုသောဘဝတို့၌ အကျုံးဝင်သော သုံးခုသောခန္ဓာအစဉ်တို့ကိုလည်းကောင်း၊ စတဿောပိ ဇာတိယော-လေးခုသောဘဝတို့ကိုလည်းကောင်း၊ ဝါ-လေးခုသောဘဝတို့၌ အကျုံးဝင်သော လေးခုသောခန္ဓာအစဉ်တို့ကို လည်းကောင်း၊ ပဉ္စပိ ဇာတိယော-ငါးခုသော ဘဝတို့ကို လည်းကောင်း၊ ဝါ-ငါးခုသောဘဝတို့၌ အကျုံးဝင်သော ငါးခုသော ခန္ဓာအစဉ်တို့ကို လည်းကောင်း၊ ဒသပိဇာတိယော - ဆယ်ခုသော ဘဝတို့ကိုလည်းကောင်း၊ ဝါ-ဆယ်ခုသောဘဝတို့၌ အကျုံးဝင်သော ဆယ်ခုသော ခန္ဓာအစဉ်တို့ကို လည်းကောင်း၊ ဝိသမ္ပိဇာတိယော-နှစ်ဆယ်သောဘဝ

တို့ကိုလည်းကောင်း၊ ဝါ-နှစ်ဆယ်သောဘဝတို့၌ အကျုံးဝင်သော နှစ်ဆယ်
သော ခန္ဓာအစဉ်တို့ကို လည်းကောင်း၊ တိ သမ္ပိဇာတိယော - သုံးဆယ်သော
ဘဝတို့ကို လည်းကောင်း၊ ဝါ-သုံးဆယ်သောဘဝတို့၌ အကျုံးဝင်သော သုံး
ဆယ်သော ခန္ဓာအစဉ်တို့ကိုလည်းကောင်း၊ စတ္တာလိသမ္ပိဇာတိယော-လေးဆယ်
သော ဘဝတို့ကိုလည်းကောင်း၊ ဝါ-လေးဆယ်သော ဘဝတို့၌ အကျုံးဝင်
သော လေးဆယ်သောခန္ဓာအစဉ်တို့ကို လည်းကောင်း၊ ပညာသမ္ပိဇာတိယော-
ငါးဆယ်သော ဘဝတို့ကိုလည်းကောင်း၊ ဝါ-ငါးဆယ်သောဘဝတို့၌ အကျုံး
ဝင်သော ငါးဆယ်သော ခန္ဓာအစဉ်တို့ကို လည်းကောင်း၊ ဇာတိသတမ္ပိ-
ဘဝတို့၏ အရာကိုလည်းကောင်း၊ ဝါ-အရာသောဘဝကိုလည်းကောင်း၊ ဝါ-
အရာသောဘဝ၌ အကျုံးဝင်သော အရာသော ခန္ဓာအစဉ်ကိုလည်းကောင်း၊
ဇာတိသဟယသမ္ပိ-ဘဝတို့၏ အထောက်ကို လည်းကောင်း၊ ဝါ-အထောက်သော
ဘဝကို လည်းကောင်း၊ ဝါ-အထောက်သောဘဝ၌အကျုံးဝင်သောအထောက်
သော ခန္ဓာအစဉ်ကိုလည်းကောင်း၊ ဇာတိသဟယသမ္ပိ-ဘဝတို့၏ အသိန်း
ကိုလည်းကောင်း၊ ဝါ-အသိန်းသော ဘဝကို လည်းကောင်း၊ ဝါ-အသိန်း
သော ဘဝတို့၌ အကျုံးဝင်သော အသိန်းသော ခန္ဓာအစဉ်ကိုလည်းကောင်း၊
အနေကေ-များစွာကုန်သော၊ သံဝဇ္ဇကပ္ပေပိ-သံဝဇ္ဇကပ်တို့ကို လည်းကောင်း၊
ဝါ-သံဝဇ္ဇကပ်၌ အကျုံးဝင်သောခန္ဓာအစဉ်တို့ကိုလည်းကောင်း၊ အနေကေ-
များစွာကုန်သော၊ ဝိဝဇ္ဇကပ္ပေပိ-ဝိဝဇ္ဇကပ်တို့ကိုလည်းကောင်း၊ ဝါ-ဝိဝဇ္ဇကပ်၌
အကျုံးဝင်သော ခန္ဓာအစဉ်တို့ကိုလည်းကောင်း၊ အနေကေ-ကုန်သော၊ သံဝဇ္ဇ
ဝိဝဇ္ဇကပ္ပေပိ-သံဝဇ္ဇကပ် ဝိဝဇ္ဇကပ်တို့ကို လည်းကောင်း၊ အနုဿရတိ-နိုင်၏၊
ဣတိအဟံ-ဤသည်ပင်တည်း၊ ကိ-သို့၊ အနုဿရတိ - နည်း၊ အဟံ-သည်၊
အမုတြ-ထိုအမည်ရှိသော ဘဝ ယောနိ ဂတိ ဌိတိ သတ္တာဝါသ သတ္တနိကာယ
တို့၌၊ ဝေံနာမော - ဤသို့သော အမည်ရှိသည်၊ ဝေံဂေါတ္ထော - ဤသို့သော
အနွယ်ရှိသည်၊ ဝေံဝဇ္ဇော - ဤသို့သော အဆင်းရှိသည်၊ ဝေမာဟာရော-
ဤသို့သော အာဟာရရှိသည်၊ ဝေံသုခဒုက္ခပဋိသံဝေဒိ-ဤသို့သုခစေဒနာ ဒုက္ခ
ဝေဒနာတို့ကို ခံစားလေ့ရှိသည်၊ ဝေမာယုပရိယန္တော - ဤသို့သော အသက်
အပိုင်းအခြားရှိသည်၊ အာသိ-ဖြစ်ခဲ့ဖူးပြီ၊ သောအဟံ-ထိုငါသည်၊ ကတော-
ထိုဘဝယောနိ ဂတိ ဌိတိ သတ္တာဝါသ သတ္တနိကာယတို့မှ၊ စုတော-စုတေသည်၊
သမာနော-ဖြစ်သည်ရှိသော်၊ အမုတြ - ထိုအမည်ရှိသော ဘဝ ယောနိ ဂတိ
ဌိတိ သတ္တာဝါသ သတ္တနိကာယတို့၌၊ ဥဒပါဒိ-ထင်ရှားဖြစ်ပေါ် လာရဖူးပြီ၊
တတြာပိ-ထိုအမည်ရှိသော ဘဝ ယောနိ ဂတိ ဌိတိ သတ္တာဝါသ သတ္တနိကာယ
တို့၌လည်း၊ ဝေံနာမော-သည်၊ ဝေံဂေါတ္ထော-သည်၊ ဝေံဝဇ္ဇော-သည်၊ ဝေ
မာဟာရော-သည်၊ ဝေံသုခဒုက္ခပဋိသံဝေဒိ-သည်၊ ဝေမာယုပရိယန္တော-သည်၊
အာသိ-သိပြီ၊ သောအဟံ - သည်၊ ကတော-ထိုဘဝ ယောနိ ဂတိ ဌိတိ



သတ္တဝါသ သတ္တန်ကာယံတို့မှ၊ စုတော-သည်၊ သမာဓနာ-သော်၊ ဣဓဏ္ဍမသ္မိံ
မနုဿလောလေ-ဤလူ့ပြည်၌၊ ဥပပန္နော-ဖြစ်ရပြီ၊ ဣတိ-သို့၊ အနုဿရတိ-၏။

ဣတိ - သို့၊ သာကာရံ - သတ္တဝါကို သိကြောင်းဖြစ်သော စက္ကအာဟာရ
သုခဒုက္ခ ပဋိသံဝေဒန အာယုပရိယန္တိနှင့် တကွဖြစ်သော၊ - သဉ္ဇဒ္ဓေသံ-သတ္တ
ဝါကို အကျဉ်းညွှန်ပြကြောင်း ဖြစ်သော နာမဂေါတ္တနှင့် တကွဖြစ်သော၊
အနေကဝိဟိတံ - သော၊ ပုဗ္ဗေနိဝါသံ - ကို၊ အနုဿရတိ-၏၊ နိဂြောဓ-ဓ၊
မယာ-သည်၊ ဝုစ္စမာနံ-သော၊ ယံဝစနံ သည်၊ အတ္ထိ-၏၊ တံဝစနံ-ကို၊ တံ-
သည်၊ ကိမညသိ-နည်း၊ ပုဗ္ဗေနိဝါသညဏံ - ပုဗ္ဗေနိဝါသညဏံသည်၊ ယဒိ
ဟောတိ-အံ၊ ဧဝံသန္ဓေ-သော်၊ တပေါဇိဂုစ္ဆာ-သည်၊ ပရိသုဒ္ဓါဝါ-သည်
သော်လည်း၊ ဟောတိ-လော၊ အပရိသုဒ္ဓါဝါ-သည်သော်လည်း၊ ဟောတိ-
လော၊ ဣတိ-သို့၊ အဝေါစ-မြတ်စွာဘုရားကမိန့်တော်မူပြန်ပြီ၊ ဘန္ဓေ-ဘုရား၊
ပုဗ္ဗေနိဝါသညဏံ-သည်၊ ယဒိဟောတိ-အံ၊ ဧဝံသန္ဓေ-သော်၊ အဒ္ဓါခေါ-
သာလျှင်၊ တပေါဇိဂုစ္ဆာ - သည်၊ ပရိသုဒ္ဓါ-သည်၊ ဟောတိ-ပါ၏၊ အပရိ
သုဒ္ဓါ-သည်၊ နောဟောတိ-ပါ၊ တပေါဇိဂုစ္ဆာ - သည်၊ အဂ္ဂပ္ပတ္တာစ-သည့်
လည်းကောင်း၊ သာရပုတ္တာစ-သည်လည်းကောင်း၊ ဟောတိ-ပါ၏၊ ဣတိ-သို့၊
အဝေါစ-နိဂြောဓပရိပိုဇိက လျှောက်ပြန်ပြီ၊ နိဂြောဓ-ဓ၊ ဧတ္ထာဝတာ-ဤမျှ
လောက်အတိုင်းအရှည်ရှိသော ပုဗ္ဗေနိဝါသညဏံတိုင်အောင်သော အကျင့်ဖြင့်၊
တပေါဇိဂုစ္ဆာ-သည်၊ အဂ္ဂပ္ပတ္တာစ-သည် လည်းကောင်း၊ သာရပုတ္တာစ-သည်
လည်းကောင်း၊ နခေါဟောတိ-သည်သာ၊ အပိစခေါ - ကား၊ ဖေဂ္ဂပ္ပတ္တာ-
အကာသ္မိရောက်သည်၊ ဝါ-အကာနှင့်တူသော အကျင့်သ္မိရောက်သည်၊ ဝါ-
အကာသ္မိ ရောက်သည်နှင့်တူသည်၊ ဟောတိ-၏၊ ဣတိ-သို့၊ အဝေါစ-မြတ်စွာ
ဘုရားက မိန့်တော်မူပြန်ပြီ။

ပရိသုဒ္ဓအဂ္ဂပ္ပတ္တသာရပုတ္တကထာ

၇၃။ ဘန္ဓေ-ဘုရား၊ ကိတ္တာဝတာ-ဖြင့်၊ တပေါဇိဂုစ္ဆာ-သည်၊ အဂ္ဂပ္ပတ္တာစ-
သည်လည်းကောင်း၊ သာရပုတ္တာစ-သည်လည်းကောင်း၊ ဟောတိ-ပါသနည်း၊
ဘန္ဓေ-ဘုရား၊ အဟံ-သည်၊ သာရံ-ပါ၏၊ ဘဂဝါ-သည်၊ မေ-အား၊ တပေါ
ဇိဂုစ္ဆာယ-၏၊ အဂ္ဂညေဝ-သို့သာလျှင်၊ ပါပေတု-မူစေပါလော့၊ သာရညေဝ-
သို့သာလျှင်၊ ပါပေတု-မူစေပါလော့၊ ဣတိ-သို့၊ အဝေါစ၊ နိဂြောဓပရိပိုဇိက
လျှောက်ပြန်ပြီ၊ နိဂြောဓ-ဓ၊ ဣဓဏ္ဍမသ္မိံ လောကေ - ၌၊ တပဿိ-သည်၊ စာတု
ယာမသံဝရသံဝုတော-သည်၊ ဟောတိ-၏။

(ကထံစ နိဂြောဓ တပဿိ စာတုယာမသံဝရသံဝုတော ဟောတိ၊
ဣဓ နိဂြောဓ တပဿိ န ပါဏမတိမာပေတိ၊ န ပါဏမတိ မာပယတိ၊

န ပါဏမတိမာပယတော သမနုညော ဟောတိ၊ န အဒိန္နံ အာဒိယတိ၊
 န အဒိန္နံ အာယာပေတိ၊ န အဒိန္နံ အာယတော သမနုညော ဟောတိ၊
 န မုသာ ဘဏတိ၊ န မုသာ ဘဏာပေတိ၊ န မုသာ ဘဏတော သမ
 နုညော ဟောတိ၊ န ဘာဝိတမာသိသံတိ၊ န ဘာဝိတမာသိသာပေတိ၊
 န ဘာဝိတမာသိသတော သမနုညော ဟောတိ၊ ဝေခေါ နိဂြောဓ
 တပဿိ စာတုယာမသံဝရသံဝုတော ဟောတိ။)

နိဂြောဓ-ဓ၊ ယတော-ဌ၊ တပဿိ-သည်၊ စာတုယာမသံဝရသံဝုတော-သည်၊
 ဟောတိ-၏၊ တတော-ဌ၊ အဿ တပဿိနော-အား၊ ဝါ-၏၊ တပဿိတာယ-
 ကြောင့်၊ အဒိ-သော၊ လက္ခဏံ စ-သည်လည်း၊ ဟောတိ-၏၊ သော တပဿိ-
 သည်၊ တံ သီလံ-ကို၊ အဘိဟရတိ-၏၊ နော ဟိနာယာဝတ္တတိ-လူမထွက်၊
 သော တပဿိ-သည်၊ ဝိဝိတ္တံ-သော၊ သေနာသနံ-သို့၊ အရညံ-သို့လည်းကောင်း၊
 ရုက္ခမူလံ-သို့ လည်းကောင်း၊ ပဗ္ဗတံ-သို့ လည်းကောင်း၊ ကန္ဓရံ-သို့ လည်း
 ကောင်း၊ ဂိရိဂူဟံ-သို့ လည်းကောင်း၊ သုသာနံ-သို့ လည်းကောင်း၊ ဝနပတ္တံ-
 သို့ လည်းကောင်း၊ အဗ္ဗောကာသံ-သို့ လည်းကောင်း၊ ပလာလပုဉ္ဇံ-သို့ လည်း
 ကောင်း၊ ဘဇတိ-၏။

(သော ပစ္စာဘတ္တံ ပိဏ္ဍပါတပဋိကန္ဓော နိသိဒတိ ပလ္လင်္ဂံ အာတု-
 ဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတ္တာ၊ သော
 အဘိဇ္ဈိ လောကေ ပဟာယ ဝိဂတဘိဇ္ဈေန စေတသာ ဝိဟရတိ၊
 အဘိဇ္ဈာယစိတ္တံ ပရိသောဓေတိ။ ဗျာပါဒပဒေါသံ ပဟာယ အဗျာပန္န
 စိတ္တော ဝိဟရတိ သဗ္ဗပါဏဘူတဟိတာနုကမ္ပိ၊ ဗျာပါဒပဒေါသံစိတ္တံ
 ပရိသောဓေတိ။ ထိနမိဒ္ဓံ ပဟာယ ဝိဂတထိနမိဒ္ဓေါ ဝိဟရတိ အာ-
 လောကသညီ သတော သမ္ပဇာနော၊ ထိနမိဒ္ဓံ စိတ္တံ ပရိသောဓေတိ။
 ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယ အနုဒ္ဓတော ဝိဟရတိ အဇ္ဈတ္တံ ဝုပသန္တံစိတ္တော၊
 ဥဒ္ဓစ္စကုက္ကုစ္စံ စိတ္တံ ပရိသောဓေတိ။ ဝိစိကိစ္ဆံ ပဟာယ တိဏ္ဍဝိစိကိစ္ဆော
 ဝိဟရတိ အကထံကထိ ကုသလေသု ဓမ္မေသု၊ ဝိစိကိစ္ဆာယ စိတ္တံ
 ပရိသောဓေတိ။)

သော တပဿိ-သည်၊ စေတသော-၏၊ ဝါ-ကို၊ ဥပက္ခိလေသေ-ကုန်သော၊
 ပညာယ-၏၊ ဒုဗ္ဗလိကရဏေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ နိဝရဏေ-တို့ကို၊ ပဟာယ-
 ရှိ၊ မေတ္တာသဟဂတေန-သော၊ စေတသာ-ဖြင့်။ ။ ပ ။ ကရုဏာသဟဂတေန-
 သော၊ စေတသာ-ဖြင့်။ ။ ပ ။ မုဒိတာသဟဂတေန-သော၊ စေတသာ-ဖြင့်။
 ။ ပ ။ (အောက်ကအတိုင်းဖော်။) ဥပေက္ခာသဟဂတေန-သော၊ ဝိပုလေန-
 သော၊ မဟဂ္ဂတေန-သော၊ အပ္ပမာဏေန-သော၊ အဝေရေန-သော၊ အဗျာ-

ပဇ္ဇေန-သော၊ စေတသာ-ဖြင့်၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ သော တပဿိ-သည်၊
 အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏၊ သေယျထိဒံ-နည်း၊
 ကေမ္မိဇာတိံ - ကို လည်းကောင်း၊ ဒွေပိ ဇာတိယော - တို့ကို လည်းကောင်း၊
 တိဏ္ဍောပိ ဇာတိယော-တို့ကို လည်းကောင်း၊ စတဿောပိ ဇာတိယော-တို့ကို
 လည်းကောင်း၊ ပဉ္စပိ ဇာတိယော-တို့ကို လည်းကောင်း။

(ဒသပိဇာတိယော ဝိသမ္မိဇာတိယော 'တိ' သမ္မိဇာတိယော စတ္တာ-
 လိသမ္မိဇာတိယော ပညာသမ္မိဇာတိယော ဇာတိသတမ္မိ ဇာတိသဟဿမ္မိ
 ဇာတိသတသဟဿမ္မိ အနကေပိ သံဝဋ္ဋကပ္ပေ အနေကေပိ ဝိဝဋ္ဋကပ္ပေ
 အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ အမုတြာသိံ ဝေံနာမော ဝေံဂေါတ္တော
 ဝေံဝဏ္ဏော ဝေမာဟာရော ဝေံသုခဒ္ဓကုပ္ပဋိသံဝေဒီ ဝေမာယုပရိယန္တော၊
 သော တတော စုတော အမုတြ ဥဒပါဒိံ၊ တတြာပါသိံ ဝေံနာမော
 ဝေံဂေါတ္တော ဝေံဝဏ္ဏော ဝေမာဟာရော ဝေံသုခဒ္ဓကုပ္ပဋိသံဝေဒီ ဝေ-
 မာယုပရိယန္တော၊ သော တတော စုတော ဣဓူပပန္နောတိ)။

ဣတိ-သို့၊ သာကာရံ-သော၊ သဉ္စဒ္ဓေသံ-သော၊ အနေကဝိဟိတံ-သော၊
 ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏၊ သော တပဿိ-သည်၊ ဒိဗ္ဗေန-နတ်၌ဖြစ်သော
 ပသာဒစက္ခုနှင့်တူသော၊ ဝိသုဒ္ဓေန-ဥစ္စေဒအယူ နဝသတ္တံပါတုဘာဝ အယူမှ
 ကင်းဝေး စင်ကြယ်ကြောင်း ဖြစ်သော၊ အတိတ္တန္တမာနုသကေန-လူတို့၏ ဥစ္စာ
 ဖြစ်သော ရူပါရုံကိုလွန်ပြီးသော၊ စက္ခုနာ-ပသာဒစက္ခုနှင့်တူသော အတိညာဉ်
 ဉာဏ်ဖြင့်၊ စဝမာနေ-စုတေခါနီးဖြစ်ကုန်သော၊ သတ္တေ-တို့ကို လည်းကောင်း၊
 ဥပပဇ္ဇမာနေ-ပဋိသန္ဓေနေပြီးခါစ ဖြစ်ကုန်သော၊ သတ္တေ-သတ္တံဝါဒ္ဓိကို လည်း
 ကောင်း၊ ဟိနေ-ယုတ်ညံ့အောက်ကျကုန်သော၊ သတ္တေ-တို့ကို လည်းကောင်း၊
 ပဏီတေ-မြတ်ကုန်သော၊ သတ္တေ-တို့ကို လည်းကောင်း၊ သုဝဏ္ဏေ-ကောင်းသော
 အဆင်းရှိကုန်သော၊ သတ္တေ-တို့ကို လည်းကောင်း၊ ဒုဗ္ဗဏ္ဏေ-မကောင်းသော
 အဆင်းရှိကုန်သော၊ သတ္တေ-တို့ကို လည်းကောင်း၊ သုဂတေ-သုခသို့ ရောက်ကြ
 ကုန်သော၊ သတ္တေ-တို့ကို လည်းကောင်း၊ ဒုဂ္ဂတေ-ဒုက္ခသို့ရောက်ကြကုန်သော၊
 သတ္တေ-တို့ကို လည်းကောင်း၊ ပဿတိ-မြင်ရ၏၊ ယထာကမ္မုပဂေ-အကြင်အကြင်
 မိမိတို့ကံဖြင့် ကပ်၍ ဖြစ်တတ်ကြကုန်သော၊ ဝါ-မိမိတို့၏ ကံအား လျော်စွာ
 ကပ်၍ ဖြစ်တတ်ကြကုန်သော၊ သတ္တေ-တို့ကို၊ ပဇာနာတိ-၏၊ ကိံ-သို့၊ ပဇာ-
 နာတိ-နည်း။ ဝတ-စင်စစ်ကေန အမှန်အားဖြင့်၊ ဘောဇ္ဇော-အရှင်ဖြစ်ကြကုန်
 သော၊ ဣမေသတ္တာ-တို့သည်၊ ကာယဒုစ္စရိတေန-ကာယဒုစ္စရိက်နှင့်၊ ဝါ-ကာယ
 ဒွါရမှဖြစ်သော မကောင်းသော အကျင့်နှင့်၊ ဝါ-ကာယဒွါရဖြင့် မကောင်း
 သဖြင့် ကျင့်အပ်သော အကျင့်နှင့်၊ သမန္နာဂတာ-ကောင်းစွာ လျော်ယုဉ်ကြ
 ကုန်၏၊ ဝါ-ပြည့်စုံကြကုန်၏၊ ဝစီဒုစ္စရိတေန-ဝစီဒုစ္စရိက်နှင့်၊ ဝါ-ဝစီဒွါရမှ



ဖြစ်သော မကောင်းသောအကျင့်နှင့်၊ ဝါ-ဝစီဒ္ဓါရဖြင့် မကောင်းသဖြင့် ကျင့်
 အပ်သော အကျင့်နှင့်၊ သမန္နာဂတာ-ကုန်၏၊ မနောဒုစရိတေန-မနော ဒုစရိတ်
 နှင့်၊ ဝါ-မနောဒ္ဓါရမှဖြစ်သော မကောင်းသောအကျင့်၊ ဝါ-မနောဒ္ဓါရ၌
 ဖြစ်သော မကောင်းသဖြင့် ကျင့်အပ်သောအကျင့်နှင့်၊ သမန္နာဂတာ-ကုန်၏၊
 အရိယာနံ-အရိယာပုဂ္ဂိုလ်တို့ကို၊ ဥပဝါဒကာ-ကဲ့ရဲ့စွပ်စွဲ ဆဲရေးတတ်ကြကုန်၏၊
 မိစ္ဆာဒိဋ္ဌိကာ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အယူရှိကြကုန်၏၊ မိစ္ဆာဒိဋ္ဌိ
 ကမ္မသမာဒါနာ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အယူ၏ အစွမ်းအားဖြင့်
 အထူးထူးအပြားပြား ဆောက်တည်အပ်သော ကံ ရှိကြကုန်၏၊ ဝါ-ချွတ်ယွင်း
 ဖောက်ပြန် မဟုတ်မမှန်သော အယူ၏ အစွမ်းအားဖြင့် အထူးထူးသော ကံကို
 ဆောက်တည်ကြကုန်၏၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အယူ၏
 အစွမ်းအားဖြင့် တစ်ပါးသောသူကို အထူးထူးသော ကံကို ဆောက်တည်စေ
 တတ်ကြကုန်၏၊ ဘောဇ္ဇော-ကုန်သော၊ 'တေ သတ္တဝ-တို့သည်၊ ကာယဿ-ဥပါ
 ဒိန္နက ခန္ဓာကိုယ်၏၊ ဘေဒါ-ပျက်ရာ ဖြစ်သော၊ မရဏာ-သေရာအခါမှ၊ ပရိ-
 နောက်ဖြစ်သော အသစ်ဖြစ်သော ခန္ဓာကို ယူဆဲခဏ၌၊ အပါယံ-ကြီးပွားခြင်းမှ
 ကင်းသော၊ ဒုဂ္ဂတိ-ဒုဂ္ဂတိဟု ဆိုအပ်သော၊ ဝါ- မကောင်းသော ဂတိဟု
 ဆိုအပ်သော၊ ဝါ-မကောင်းသောကံသည် ဖြစ်စေအပ်သော ဂတိဟု ဆိုအပ်
 သော၊ ဝိနိပါတံ-မကောင်းမှုကိုပြုသောသူတို့၏ မိမိအလိုကင်းလျက် ကျရောက်
 ရာဖြစ်သော၊ ဝါ- အင်္ဂါခြေလက် ပျက်စီးလျက် ကျရောက်ရာ ဖြစ်သော၊
 နိရယံ-ငရဲ၌၊ ဥပပန္နာ-ဖြစ်ကြကုန်ပြီ၊ ဝါပန-ထိုမှတစ်ပါး၊ ဘောဇ္ဇော-
 အရှင်ဖြစ်ကုန်သော၊ ဣမသတ္တာ - တို့သည်၊ ကာယသုစရိတေန - ကာယ
 သုစရိတ်နှင့်၊ ဝါ - ကာယဒ္ဓါရမှဖြစ်သော ကောင်းသော အကျင့်နှင့်၊ ဝါ-
 ကာယဒ္ဓါရ၌ဖြစ်သော ကောင်းစွာကျင့်အပ်သော အကျင့်နှင့်၊ သမန္နာဂတာ-
 ကုန်၏၊ ဝစီသုစရိတေန-နှင့်၊ သမန္နာဂတာ-ကုန်၏၊ အရိယာနံ-တို့ကို၊ အနုပ
 ဝါဒကာ-မကဲ့ရဲ့ မစွပ်စွဲ မဆဲရေးတတ်ကြကုန်၊ သမ္မာဒိဋ္ဌိကာ-မဖောက်ပြန်
 ဟုတ်မှန်သော အယူရှိကြကုန်၏၊ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ - သမ္မာအယူ၏
 အစွမ်းအားဖြင့် ဆောက်တည်အပ်ပြီးသော အထူးထူး အပြားပြားသော
 ကံရှိကြကုန်၏၊ ဝါ-သမ္မာအယူ၏ အစွမ်းအားဖြင့် အထူးထူး အပြားပြား
 သောကံကို ဆောက်တည်ကြကုန်၏၊ ဝါ-သမ္မာအယူ၏အစွမ်းအားဖြင့် တစ်ပါး
 သောသူကို အထူးထူးအပြားပြားသောကံကို ဆောက်တည်စေတတ်ကြကုန်၏၊
 တေသတ္တာ-တို့သည်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရိ-၌၊
 သုဂတိ-သုဂတိဟု ဆိုအပ်သော၊ ဝါ-ကောင်းသော ဂတိဟုဆိုအပ်သော၊
 ဝါ-ကောင်းသောကံသည် ဖြစ်စေအပ်သော ဂတိဟု ဆိုအပ်သော၊ ဝါ-
 ကောင်းသောကံကြောင့်ဖြစ်သော ဂတိဟုဆိုအပ်သော၊ သဂ္ဂံ-ငါးပါးအာရုံ
 ကာမဂုဏ်တို့ဖြင့် လွန်စွာမြတ်သော၊ လောကံ-နတ်ပြည်၌၊ ဥပပန္နာ-ဖြစ်ကုန်ပြီ၊

ဣတိ-သ္မိ၊ ပဇာနာတိ-၏၊ ဣတိ-သ္မိ၊ ဝါ-ဖြင့်၊ ဒိဗ္ဗေန-သော၊ ဝိသုဒ္ဓေန-
 သော၊ အတိက္ကန္တမာနုသကေန-သော၊ စက္ခုနာ-ဖြင့်၊ စဝမာနေ-ကုန်သော၊
 သတ္တေ-တို့ကို လည်းကောင်း၊ ဥပပဇ္ဇမာနေ-ကုန်သော၊ သတ္တေ-တို့ကို လည်း
 ကောင်း၊ ဟိနေ-ကုန်သော၊ သတ္တေ-တို့ကို လည်းကောင်း၊ ပဏီတေ-ကုန်
 သော၊ သတ္တေ-တို့ကို လည်းကောင်း၊ သုဝဇ္ဇေ-ကုန်သော၊ သတ္တေ-တို့ကို
 လည်းကောင်း၊ ဒုဗ္ဗဏ္ဏေ-ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ သုဂတေ-
 ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ဒုဂ္ဂတေ-ကုန်သော၊ သတ္တေ-တို့ကို
 လည်းကောင်း၊ ပဿတိ-ရ၏၊ ယထာကမ္မုပဂေ-ကုန်သော၊ သတ္တေ-တို့ကို၊
 ပဇာနာတိ-၏၊ နိဂြောဓ-ဓ၊ မယာ-သည်၊ ဝုစ္စမာနံ-သော၊ ယံဝစနံ-သည်၊
 အတ္ထိ-၏၊ တံဝစနံ-ကို၊ တံ သည်း၊ ကိမညသိ-နည်း၊ ဒိဗ္ဗစက္ခု-သည်၊ ယဒိ
 ဟောတိ-ခဲအံ၊ ဧဝံသန္ဓေ-သော်၊ တပေါဇိဂုစ္ဆာ-သည်၊ ပုရိသုဒ္ဓါဝါ-သည်
 သော်လည်း၊ ဟောတိ-လော၊ အပရိသုဒ္ဓါဝါ-သည်သော်လည်း၊ ဟောတိ-
 လော၊ ဣတိ-သ္မိ၊ အဂေါစ-မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။

ဘန္ဓေ-ဘုရား၊ ဒိဗ္ဗစက္ခု-သည်၊ ယဒိဟောတိ-အံ၊ ဧဝံသန္ဓေ-သော်၊
 အဒ္ဓါခေါ-သာလျှင်၊ တပေါဇိဂုစ္ဆာ-သည်၊ ပရိသုဒ္ဓါ-သည်၊ ဟောတိ-ပါ၏၊
 အပရိသုဒ္ဓါ-သည်၊ နောဟောတိ-ပါ၊ တပေါဇိဂုစ္ဆာ-သည်၊ အဂ္ဂပ္ပတ္တာစ-
 သည်လည်းကောင်း၊ သာရပ္ပတ္တာစ - သည်လည်းကောင်း၊ ဟောတိ-ပါ၏၊
 ဣတိ-သ္မိ၊ အဂေါစ-နိဂြောဓပရိဗိုဇိက လျှောက်ပြန်ပြီ။

၇၄။ နိဂြောဓ-ဓ၊ ဣတ္ထာဝတာ-ဤမျှလောက် ဒိဗ္ဗစက္ခုတိုင်အောင်သော
 အကျင့်ဖြင့်၊ တပေါဇိဂုစ္ဆာ-သည်၊ အဂ္ဂပ္ပတ္တာစ - သည်လည်းကောင်း၊ သာ
 ရပ္ပတ္တာစ-သည်လည်းကောင်း၊ ဟောတိ-၏၊ နိဂြောဓ-ဓ၊ တံ-သည်၊ မံ-ကို၊
 ကောနာမ သော ဘန္ဓေ ဘဂဝတော ဓမ္မော၊ ယေန ဘဂဝါ သာဝကေ
 ဝိနေတိ၊ ယေန ဘဂဝတာ သာဝကာ ဝိနိတာ အဿာသပ္ပတ္တာ ပဋိဇာနန္တိ
 အဇ္ဈာသယံ အာဒိဗြဟ္မစရိယန္တိ - ကောနာမ သော ဘန္ဓေ ။ပ။ အာဒိဗြဟ္မ
 စရိယံ ဟူသော၊ ယံဌာနံ - အကြင်အကြောင်းကို၊ အဝစာသိ-လျှောက်ထား
 ခဲ့ပြီ၊ နိဂြောဓ-ဓ၊ ယေန ဌာနေန - အကြင်အကြောင်းဖြင့်၊ အဟံ-သည်၊
 သာဝကေ-တို့ကို၊ ဝိနေမိ-မူ၏၊ ယေန ဌာနေန-ဖြင့်၊ မယာ-သည်၊ ဝိနိတာ
 အပ်ကုန်သော၊ သာဝကာ-တို့သည်၊ အဇ္ဈာသယံ-သော၊ အာဒိဗြဟ္မစရိယံ-ကို၊
 ပူရေတွာ-ပြည့်စေကြကုန်၍၊ အရဟတ္တာဓိဂမဝသေန-ဖြင့်၊ အဿာသပ္ပတ္တာ-
 ကုန်၏ဟူ၍၊ ပဋိဇာနန္တိ-ကုန်၏၊ တံဌာနံ-ထိုငါဘုရား ဆုံးမတော်မူကြောင်း
 ဖြစ်သောအကြောင်းသည်၊ ဣတိခေါ-ဤသို့သာလျှင်၊ တတော တပေ ဇိဂုစ္ဆ
 တော-ရှစ်ပါးသော သမာပတ်တည်းဟူသော အနံ့ ဒိဗ္ဗစက္ခုဉာဏ် တည်းဟူ

သော အနှစ်နှင့်ပြည့်စုံသော ထိုတပေါဇိဂုစ္ဆာထက်၊ ဥတ္တရိတရဉ္စ-အထူးသဖြင့် လွန်ကဲသည်။ လည်းကောင်း။ ပဏိသတရဉ္စ - အထူးသဖြင့် မြတ်သည်လည်းကောင်း။ ဟောတိ-၏။ ဣတိ-သို့။ အဝေါစ - မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။ ဧဝံ-သို့။ စုတ္တ-မှအပ်သည်ရှိသော်၊ တေ ပရိပ္ပာဇကော-သို့သုံးထောင်သော ပရိဗိုဇိတံသည်။ ဥန္နာဒိနော-ကုန်သည်။ ဥစ္စာသဒ္ဓမဟာသဒ္ဓါ-ကုန်သည်။ အဟေသံ-ကုန်ပြီ။ ကိ-သို့။ ဥန္နာဒိနော - ကုန်သည်။ ဥစ္စာသဒ္ဓ မဟာသဒ္ဓါ-ကုန်သည်။ အဟေဟံ-ကုန်သည်နည်း။ ဧတ္ထ ဧတေသု အစေလက ပါဠိအာဒိသု-ဤအစေလက ပါဠိအစရှိသည်တို့၌၊ သာစရိယကာ - ဆရာနှင့်တကွ ဖြစ်ကုန်သော၊ မယံ - ငါတို့သည်။ အနဿာမ - ပျက်စီးကြရကုန်၏။ မယံ-တို့သည်။ ဣတောဒိဗ္ဗစက္ခုညဏာဓိဂမတော-ဤဒိဗ္ဗစက္ခုညဏ်ကိုရခြင်းထက်၊ ဘိယျော-လွန်သော၊ ဥတ္တရိတရံ-အထူးသဖြင့် လွန်သောတရားကို၊ န ပဇာနာမ-အဆင့်စကားကြားသောအားဖြင့် ထူးခြား၍မှ မသိကြရကုန်။ ဣတိ-သို့။ ဥန္နာဒိနော-ကုန်သည်။ ဥစ္စာသဒ္ဓမဟာသဒ္ဓါ-ကုန်သည်။ အဟေသံ-ကုန်ပြီ။

နိဂြောဿ ပဇ္ဇာယန

၇၅။ ယခါ-အကြင်အခါ၌၊ သန္ဓာနော-သော၊ ဂဟပတိ-သည်။ အညာသိ-ပြီ။ ကိ-သို့။ အညာသိ-နည်း။ အညဒတ္ထု-စင်စစ်ကေန အမှန်အားဖြင့်၊ ဒါနိ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ အညတ်တ္ထိယာ-မြတ်စွာဘုရား သာသနာတော်မှ တစ်ဖျိုးတခြား တစ်ပါးသော အယူရှိကြကုန်သော၊ ဣမေပရိပ္ပာဇကော-တို့သည်။ ဘဂဝတော-၏။ ဝါ-သည်။ ဘာသိတံ - ဟောတော်မူအပ်သော တရားကို၊ သုဿသန္တိ- နာလိကြကုန်၏။ သောတံ-သောတိန္ဒြေကို၊ ဩဒဟန္တိ-ရှေးရှု ထားကြကုန်၏။ အညာ-ဘုရားတော်ကို သိခြင်းငှာ၊ စိတ္တံ-ကို၊ ဥာဠာပေန္တိ-ရှေးရှု ဖြစ်စေကြကုန်၏။ ဣတိ-သို့။ အညာသိ-ပြီ။

အထ တသ္မိံ ကာလေ-သိရရာ ထိုအခါ၌၊ နိဂြောဓံ-သော၊ ပရိပ္ပာဇကံ-ကို၊ တေ ဝစနံ-ကို၊ အဝေါ စ-ပြီ။ ကိ-သို့။ အဝေါစ-နည်း။ ဘန္တေ နိဂြောဓံ-အရှင်နိဂြောဓ၊ ဣတိ ခေါ-ဤသို့သာလျှင်၊ တံ-သည်။ ယံ ဘဂဝန္တံ-အကြင် မြတ်စွာဘုရားကို၊ သန္ဓာယ-ရည်ရွယ်၍၊ မံ-ကို၊ အဝစာသိ-ပြောဆိုခဲ့ပါ၏။ ကိ-သို့။ အဝစာသိ-နည်း။ ဂဟပတိ-ကြွယ်၊ ယဂ္ဂေ-ပါ၏။ တံ-သည်။ ဇာနေယျာသိ-ပါလော့၊ ကေန ကာရဏေန-ကြောင့်၊ ကေန ပုဂ္ဂလေန-နှင့်၊ သဒ္ဓိံ-ကွ၊ သမဏော ဂေါတမော - သည်။ သဗ္ဗပတိ-ပါအံ့နည်း။ ကေန-ကာရဏေန - ကြောင့်၊ ကေန ပုဂ္ဂလေန - နှင့်၊ သဒ္ဓိံ - ကွ၊ သာကဗ္ဗံ - တကွ ဆွေးနွေးခြင်းသို့၊ ဝါ-တကွ နှီးနှောခြင်းသို့၊ သမာပဇ္ဇတိ-ပါအံ့နည်း။ ကေန ကာရဏေန-ကြောင့်၊ ပညာဝေယျတ္တိယံ-သို့၊ သမာပဇ္ဇတိ-အံ့နည်း။ သမဏဿံ

ဂေါတမဿ-၏၊ ပညာ-သည်၊ သုညာဂါရဟတာ-ခဲ့ပြီ၊ သမဏော ဂေါတမော-သည်၊ အပရိသာဝစရော-ခဲ့၊ သလ္လာပါယ-ငှာ၊ နာလံ-ရှာခဲ့၊ သော သမဏော ဂေါတမော-သည်၊ အန္တမန္တာနေဝ-တို့ကိုသာလျှင်၊ သေဝတိ-ရရှာ၏၊ သေယျ-ထာပိ နာမ-မည်သည်၊ ဂေါကာဏာ-သည်၊ ပရိယန္တစာရိနိ-သည်၊ ဟုတော-၍၊ အန္တမန္တာနေဝ-တို့ကိုသာလျှင်၊ သေဝတိ သေယျထာပိ-သို့၊ ဧဝမေဝ-တူသာလျှင်၊ သမဏဿ ဂေါတမဿ-၏၊ ပညာ-သည်၊ သုညာဂါရဟတာ-ခဲ့ပြီ၊ သမဏော ဂေါတမော-သည်၊ အပရိသာဝစရော - ရှာခဲ့၊ သလ္လာပါယ-ငှာ၊ နာလံ-ရှာခဲ့၊ သော သမဏော ဂေါတမော-သည်၊ အန္တမန္တာနေဝ-တို့ကိုသာလျှင်၊ သေဝတိ-ရရှာခဲ့၏၊ ဂဟပတိ-သုကြွယ်၊ အဟံ-သည်၊ ဣသံ-ပါ၏၊ သမဏော ဂေါတမော-သည်၊ ဣမံ ပရိသံ-သို့၊ အာဂစ္ဆေယျ-ငြားအံ၊ မယံ-တို့သည်၊ နံသမဏံ ဂေါတမံ-ကို၊ ဧကပညေနေဝ-ဖြင့်သာလျှင်၊ သံသာဒေယျာမ-ကုန်ရာ၏၊ မယံ-ငါတို့သည်၊ နံ သမဏံ ဂေါတမံ-ကို၊ တုစ္ဆကုမ္ဘိဝံ=တုစ္ဆကုမ္ဘိဝံ ဧ - ကိုကဲ့သို့၊ ဩရောဓေယျာမ - ကုန်ရာ၏၊ ဣတိ-သို့၊ မညေ-မိ၏၊ ဣတိ-သို့၊ အဝစာသိ-ခဲ့ပါ၏။

ဘန္တေ-အရှင်နိဂြောဓ၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-သော၊ အယံ သော ဘဂဝါ-သည်၊ ဣဓ ဣမိဿံ ပရိသာယံ-သို့၊ အနုပ္ပတ္တော-အစဉ်သင့် ရောက်တော်မူလာမိပြီ၊ တုဗ္ဗေ-တို့သည်၊ နံဘဂဝန္တံ-ကို၊ အပရိသာဝစရံ-ပရိသတ်၌ မကျက်စားဝံသည်ကို၊ ဝါ-ပရိသတ်သို့မသက်ဝင်ဝံသည်ကို၊ ကရောထ-ပြုကြ ပါကုန်ဦးလော့။

(တစ်နည်း) တုဗ္ဗေ-တို့သည်၊ ဧတံ ဘဂဝန္တံ-ကို၊ အပရိသာဝစရံ-ကို၊ ကရောထ-ကုန်ဦးလော့၊ ပရိယန္တစာရိနိ-သော၊ ဂေါကာဏံ- နွားကန်းမနှင့် တူသည်ကို၊ ဝါ-နွားကန်းမကိုကဲ့သို့၊ ကရောထ-ကုန်ဦးလော့၊ တုဗ္ဗေ-တို့သည်၊ နံဘဂဝန္တံ-ကို၊ ဧကပညေနေဝ-ဖြင့်သာလျှင်၊ သံသာဒေထ - ကုန်ဦးလော့၊ တုဗ္ဗေ-တို့သည်၊ နံဘဂဝန္တံ-ကို၊ တုစ္ဆကုမ္ဘိဝံ=တုစ္ဆကုမ္ဘိဝံ ဣဝံ-ကိုကဲ့သို့၊ ဩရောထ-ကုန်ဦးလော့၊ ဣတိ-သို့၊ အဝေါ-ပြီ၊ ဧဝံ-သို့၊ ဝုတ္တေ-သန္တာနအိမ်ရှင်၊ သုကြွယ်က ပြောဆိုအပ်သည်ရှိသော်၊ နိဂြောဓော-သော၊ ပရိဗ္ဗာဇကော-သည်၊ တုဏှိ ဘူတော-စကားတုန့်မချေ ဆိတ်ဆိတ်နေသည်၏ အဖြစ်သို့ ရောက်သည်၊ မကံဘူတော-မျက်နှာမလှ အရှက်ရသည်၏အဖြစ်သို့ ရောက်သည်၊ ပတ္တက္ခန္ဓော-အောက်သို့ကျသော လည်ကုတ်ရှိသည်၊ အဓော မုခေါ-အောက်သို့ လျဉ်းသော မျက်နှာရှိသည်၊ ပဇ္ဇာယန္တော-ခြေကြိုးကုန်းပြ မြည်းအိုနဲ့သို့ အလုံလုံအမှားမှား စိတ်ပူများလျက် အပြားပြားအားဖြင့် ကြံမိုင်သည်၊ အပ္ပဋိဘာနော - ရှေးရှုထင်လှကြောင်းဖြစ်သော စကားမရှိသည်၊ ဟုတော-၍၊ နံသိဒိ-ပြီ။

၇၆။ အထ တသ္မိံ ကာလေ- နိဂြောဓပရိဗိုဇ်၏ ကြံ့မိုင်လျက် ထိုင်နေရာ ထိုအခါ၌၊ဘဂဝါ-သည်၊ တုဏှိဘူတံ-သော၊ မက္ခိဘူတံ-သော၊ ပတ္တကန္တံ-သော၊ အဓောမုခံ-သော၊ပဇ္ဇာယန္တံ-သော၊ အပ္ပဋိတာနံ-သော၊နိဂြောဓံ-သော၊ပရိဗ္ဗာဇကံ-ကို၊ဝိဒိတု-သိတော်မူ၍၊ နိဂြောဓံ-သော၊ ပရိဗ္ဗာဇကံ-ကို၊ ဧတံ ဝစနံ-ကို၊ အဝေါစ-မုဋ္ဌိန်ပြီ၊ ကိံ-သို့၊ အဝေါ စ-နည်း၊ နိဂြောဓ-ဓါတေ-သည်၊ သော ဝါစာ-ယဇ္ဇေ ဂဟပတိ ဇာဇနယျာသိ၊ ဧကန သမဏော ဝေါတမော သဒ္ဓိံ သလ္လပတိ-အစရှိသော ဤစကားကို၊ ဘာသိတာ-ပြောဆိုအပ်သည်ကား၊ သစ္စံ-မှန်ပေသလော၊ ဝါ-အမှန်ပင် ဖြစ်ပေသလော၊ ဣတိ-သို့၊ အဝေါစ-ပြန်ပြီ၊ ဘန္တေ-ဘုရား၊ ယထာဗာလေန-အကြင်အကြင်မိုက်သော၊ ယထာမုဋ္ဌေန-အကြင် အကြင် တွေဝေသော၊ ယထာ အကုသလေန - အကြင်အကြင် မလိမ္မာသော၊ မေ-သည်၊ သော ဝါစာ-ကို၊ ဘာသိတာ-ပြောဆိုအပ်မိသည်ကား၊ သစ္စံ-မှန်ပါ၏၊ ဝါ-အမှန်ပင် ဖြစ်ပါတော့၏၊ ဣတိ-သို့၊ အဝေါစ-ပြန်ပြီ။

နိဂြောဓ-ဓါ မယာ- သည်၊ ဝုစ္စမာနံ- သော၊ ယံဝစနံ- သည်၊ အတ္ထိ-၏၊ တံဝစနံ-ကို၊တံ-သည်၊ကိံ မညသိ-နည်း၊ဧတ-သည်၊ကိန္တိ-အဘယ်သို့သာလျှင်၊ ဝါ-ဘယ်ပုံသာလျှင်၊ဝုစ္စမာနံ-အင်္ဂါအပြား ပိုင်းအခြားဖြင့် ကြီးပွားကြကုန်ပြီး သော၊ မဟလ္လကာနံ-ဇာတိမဟတ် ဂုဏ်သကတ်ဖြင့် ကြီးမြတ်သည်၏ အဖြစ်ကို ယူတတ်ကြကုန်သော၊အာစရိယပါဠိရိယာနံ- ဆရာပြဋ္ဌာန်းသော ဆရာဖြစ်ကုန် သော၊ ဘာသမာနာနံ-အဆက်ဆက်သောစကားကို ပြောဆိုတတ်ကြကုန်သော၊ ပရိဗ္ဗာဇကာနံ- တို့၏၊ သန္တိကာ-မှ၊ သုတံ- ကြားအပ်သနည်း၊ ဝါ- ကြားဖူး သနည်း၊ တေရဟံ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊သာစရိယကော-ဆရာနှင့်တကွ ဖြစ်သော၊ တံ-သည်၊ သင်္ဂမ္ပ- ပေါင်းဆုံ၍၊ သမာဂမ္ပ- ပေါင်းစု၍၊ ဥဒ္ဓာဒိ- မြင့်တက်သော အသံကိုပြောဆိုသည်၊ဝါ-ပွဲတင်ထပ်သောအသံရှိသည်၊ဥစ္စာသဒ္ဓ မဟာသဒ္ဓေါ-မြင့်သောအသံ၊ ကျယ်သောအသံရှိသည်၊ ဟုတုာ-၍၊ အနေက ဝိဟိတံ-များသောအပြားရှိသော၊ ဝါ-များသောအပြားတို့ဖြင့်ဖွင့်အပ် စီရင်အပ် သော၊ တိရုစ္ဆာနကထံ-တိရုစ္ဆာနကထာကို၊ အနုယုတ္တာ- အဖန်ဖန် အားထုတ် သည်၊ ဟုတုာ-၍၊ ဝိဟရတိသေယျထာပိ-နေသကဲ့သို့၊ ဧဝံ-ဤအတူ၊ အတိတံ- အတိတ်ဖြစ်သော၊အဒ္ဓါနံ-အခွန်၌၊အရဟန္တာ-ကိလေသာမြူမှူး ညစ်အကြေး မှ ကင်းဝေးစင်ကြယ်တော်မူကြကုန်ပြီးသော၊ သမ္မာသမ္ဗုဒ္ဓါ-မဖောက်မပြန် ကိုယ်တော်တိုင်သာ ဧညယျဇါးတန် တရားမှန်ကို ကော်ထိုးထွင်း၍ သိတော်မူ ကြကုန်ပြီးသော၊ ယေ ဧတ ဘဂဝန္တော-အကြင်မြတ်စွာဘုရားတို့သည်၊အဟေ သံ-ပွင့်တော်မူကြကုန်ပြီ၊ ဧတဘဂဝန္တော-တို့သည်၊ သင်္ဂမ္ပ-ကုန်၍၊ သမာဂမ္ပ- ကုန်၍၊ ဥဒ္ဓာဒိနော- ကုန်သည်၊ ဥစ္စာသဒ္ဓ မဟာသဒ္ဓါ- ကုန်သည်၊ ဟုတုာ- ကုန်၍၊ အနေကဝိဟိတံ- သော၊ တိရုစ္ဆာနကထံ-ကို၊ အနုယုတ္တာ- ကုန်သည်။

ဟုတ္တာ- ကုန်၍၊ ဝိဟရီသု- နေတော်မူကြကုန်ပြီ၊ သေယျထိဒံ- ထို တိရစ္ဆာန်
ကထာဟူသည် အဘယ်နည်း၊ ရာဇကထံ- ကိုလည်းကောင်း၊ စောရကထံ- ကို
လည်းကောင်း၊ မဟာမတ္တကထံ- ကိုလည်းကောင်း၊ သေနကထံ- ကိုလည်း
ကောင်း၊ ဘယကထံ- ကိုလည်းကောင်း၊ ယုဒ္ဓကထံ- ကိုလည်းကောင်း၊
အန္ဓကထံ- ကိုလည်းကောင်း၊ ပါနကထံ- ကိုလည်းကောင်း၊ ဝတ္တကထံ- ကို
လည်းကောင်း၊ သယနကထံ- ကိုလည်းကောင်း၊ မာလာကထံ- ကိုလည်း
ကောင်း၊ ဂန္ဓကထံ- ကိုလည်းကောင်း၊ ဩတိကထံ- ကိုလည်းကောင်း၊ ယာန-
ကထံ- ကိုလည်းကောင်း၊ ဂါမကထံ- ကိုလည်းကောင်း၊ နိဂမကထံ- ကိုလည်း
ကောင်း၊ နဂရကထံ- ကိုလည်းကောင်း၊ ဇနပဒကထံ- ကိုလည်းကောင်း၊
ဣတ္ထိကထံ- ကိုလည်းကောင်း၊ ပုရိသကထံ- ကိုလည်းကောင်း၊ သူရကထံ-
ကိုလည်းကောင်း၊ ဝိသိခါကထံ- ကိုလည်းကောင်း၊ ကုမ္ဘဋ္ဌာနကထံ- ကိုလည်း
ကောင်း၊ ပုဗ္ဗပေသာကထံ- ကိုလည်းကောင်း၊ နာနတ္ထကထံ- ကိုလည်းကောင်း၊
လောကက္ခာယိကံ- ကိုလည်းကောင်း၊ သမုဒ္ဒက္ခာယိကံ- ကိုလည်းကောင်း၊
ဣတိ ဘဝါဘဝကထံ- ကိုလည်းကောင်း၊ အနုယုတ္တာ- ကုန်သည်၊ ဟုတ္တာ- ကုန်၍၊
ဝိဟရီသု- ကုန်ပြီ၊ ဣတိဝါ- သည်သော်လည်းဖြစ်သော၊ အညာစါ- သည်သော်
လည်းဖြစ်သော၊ တိရစ္ဆာန်ကထာ- ပေတည်း၊ ဣတိ- သို့၊ သုတံ- လော၊ ဥဒါဟု-
သို့မဟုတ်၊ တေရဟိ- ဌိ အဟံ- သည်၊ အရညဝနပတ္တာနိ- ကုန်သော၊ ပန္နာနိ-
ကုန်သော၊ အပ္ပသဒ္ဓါနိ- ကုန်သော၊ အပ္ပနိဇ္ဈာသာနိ- ကုန်သော၊ ဝိဇနဝါ-
ဓာနိ- ကုန်သော၊ မနုဿရာဟဿေယျကာနိ- ကုန်သော၊ ပဋိသလ္လာနသရုပ္ပာနိ-
ကုန်သော သေနာသနာနိ- တို့ကို၊ ပဋိသေဝါမိသေယျထာပိ- မှီဝဲတော်မူသကဲ့
သို့၊ ဧဝံ- တူ၊ တေ ဘဂဝန္တော- တို့သည်၊ အရညဝန ပတ္တာနိ- ကုန်သော၊
ပန္နာနိ- ကုန်သော၊ အပ္ပသဒ္ဓါနိ- ကုန်သော၊ အပ္ပနိဇ္ဈာသာနိ- ကုန်သော၊
ဝိဇနဝါတာနိ- ကုန်သော၊ မနုဿရာဟဿေယျကာနိ- ကုန်သော၊ ပဋိသလ္လာန-
သရုပ္ပာနိ- ကုန်သော၊ သေနာသနာနိ- တို့ကို၊ ပဋိသေဝန္တိ- မူကြကုန်၏၊ ဣတိ-
ဤသို့၊ သုတံ- လော၊ ဣတိ- သို့၊ အဝေါစ- ပြန်ပြီ၊ ဘန္တေ- ဘုရား၊ မေ- သည်၊
ဝုဇ္ဇာနံ- ကုန်သော၊ မဟလ္လကာနံ- ကုန်သော၊ အာစရိယ ပါစရိယာနံ- ကုန်သော၊
ဘာသမာနာနံ- ကုန်သော၊ ပရိဗ္ဗာဇကာနံ- တို့၏၊ သန္တိကာ- မှ၊ တေဝစနံ-
ကို၊ သုတံ- အပ်ပါပြီ၊ ဝါ- ဖူးပါပြီ၊ ကိံ- သို့၊ သုတံ- နည်း၊ တေရဟိ- ဌိ၊
သာစရိယကော- သော၊ အဟံ- သည်၊ ဥန္နာဒိ- သည်၊ ဥစ္စာသဒ္ဓ မဟာသဒ္ဓေါ-
သည်၊ ဟုတ္တာ- ၍၊ အနေကဝိဟိတံ- သော၊ တိရစ္ဆာန်ကထံ- ကို၊ အနု-
ယုတ္တာ- သည်၊ ဟုတ္တာ- ၍၊ ဝိဟရာမိ သေယျထာပိ- နေသကဲ့သို့၊ ဧဝံ- တူ၊
အတိတံ- သော၊ အဒ္ဓါနိ- ဌိ၊ အရဟန္တာ- ကုန်သော၊ သမ္မာသမ္ဗုဒ္ဓါ- ကုန်သော၊
ယေ တေ ဘဂဝန္တော- တို့သည်၊ အဟေသံ- ကုန်ပြီ၊ တေဘဂဝန္တော- တို့သည်၊
သင်္ကမ္မ- ကုန်၍၊ သမာဂမ္မ- ကုန်၍၊ ဥန္နာဒိနော- ကုန်သည်၊ ဥစ္စာသဒ္ဓ မဟာသ-



သဒ္ဓါ- ကုန်သည်၊ ဟုတော- ကုန်၍၊ အနေကဝိဟိတံ - သော၊ တိရစ္ဆာန်ကထံ-
 ကို၊ အနုယုတ္တာ- ကုန်သည်၊ ဟုတော- ကုန်၍၊ နဝိဟရန္တိ- နေတော်မူကြပါကုန်၊
 သေယျထိဒံ- နည်း၊ ရာဇကထံ- ကိုလည်းကောင်း၊ စောရကထံ- ကိုလည်း
 ကောင်း။ ပ ။ ဣတိ ဘဝါ ဘဝ ကထံ- ကိုလည်းကောင်း၊ အနုယုတ္တာ-
 ကုန်သည်၊ ဟုတော- ကုန်၍၊ နဝိဟရန္တိ- ကုန်၊ ဣတိဝါ-သော်လည်းဖြစ်သော၊
 အညာဝါ- သော်လည်း ဖြစ်သော၊ တိရစ္ဆာန်ကထာ- ပေတည်း၊ တေရဟိ-
 ဌံ၊ ဘဂဝါ- သည်၊ အရညဝနပတ္တာနိ- ကုန်သော၊ ပန္နာနိ- ကုန်သော၊
 အပ္ပသဒ္ဓါနိ- ကုန်သော၊ အပ္ပနိဂ္ဂေါသာနိ- ကုန်သော၊ ဝိဇနဝါတာနိ-
 ကုန်သော၊ မနုဿရာဟဿေယျကာနိ- ကုန်သော၊ ပဋိသလ္လာနသာရုပ္ပာနိ- ကုန်
 သော၊ သေနာသနာနိ- တို့ကို၊ ပဋိသေဝတိ သေယျထာပိ- သို့၊ ဧဝံ- တို့၊
 (ဧဝံ- နောက်ရှိ သု- သဒ္ဓါကား နိပါတ်မျှသာ) တေဘဂဝန္တော- တို့သည်၊
 အရညဝန ပတ္တာနိ- ကုန်သော၊ ပန္နာနိ- ကုန်သော၊ အပ္ပသဒ္ဓါနိ- ကုန်သော၊
 အပ္ပနိဂ္ဂေါသာနိ- ကုန်သော၊ ဝိဇနဝါတာနိ- ကုန်သော၊ မနုဿရာဟဿေယျ-
 ကာနိ- ကုန်သော၊ ပဋိသလ္လာနသာရုပ္ပာနိ- ကုန်သော၊ သေနာသနာနိ- တို့ကို၊
 ပဋိသေဝန္တိ- မှကြကုန်၏၊ ဣတိ- သို့၊ သုတံ- အပ်ပါပြီ၊ ဣတိ၊ သို့၊ အဝေါစ-
 နိဂြောဓပရိဗိုဇက လျှောက်ပြန်ပြီ၊ နိဂြောဓ- ဓ၊ ဝိညုဿ- သိကြားလိမ္မာသည်
 ဖြစ်၍၊ သတော- ဖြစ်သော၊ မဟလ္လကဿ- သက်ကြီးယိုယွင်း အိုမင်းသော၊
 တဿ တေ-ထိုသင့်အား၊ တေ ပရိဝိတက္ကနံ- သည်၊ နအဟောသိ- မဖြစ်သလော၊
 ကိ- သည်၊ နအဟောသိ- နည်း၊ သောဘဂဝါ- တည်၊ ဗုဒ္ဓေါ- သစ္စာလေးပါး
 မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသည်၊ ဘုတော- မှ၍၊ ဗောဓာ-
 ယ- ဝေနေယျကြာ သတ္တဝါတို့အားလည်း လေးပါးသော သစ္စာကို သိစေရ
 ခြင်းငှာ၊ ဓမ္မ- ကို၊ ဒေသေတိ- ဟောတော်မူ၏၊ သောဘဂဝါ- သည်၊
 ဒန္တော- ဆုံးမအပ်ပြီးသော ခြောက်ပါးသော ဣန္ဒြေ ရှိတော်မူသည်၊ ဝါ-
 ခြောက်ပါးသောဣန္ဒြေတို့ကိုဆုံးမတော်မူပြီးသည်၊ ဟုတော- ၍၊ ဒမထာယ- ဝေနေ
 ယျကြာ သတ္တဝါတို့ကို ဆုံးမရခြင်းငှာ၊ ဓမ္မ- ကို၊ ဒေသေတိ- ၏၊ သောဘဂဝါ-
 သည်၊ သန္တော- ရာဂဒေါသမောဟတို့မှငြိမ်းအေးတော်မူပြီးသည်၊ ဝါ- ကိလေသာ
 တို့မှ ငြိမ်းအေးတော်မူပြီးသည်၊ ဝါ- အဘိသင်္ခါရတို့မှ ငြိမ်းအေးတော်မူပြီးသည်၊
 ဟုတော- ၍၊ သမထာယ- ဝေနေယျကြာ သတ္တဝါတို့၏ ရာဂ ဒေါသ မောဟ တို့၏
 ငြိမ်းအေးရခြင်းငှာ၊ ဝါ- ဝေနေယျကြာ သတ္တဝါတို့၏ ကိလေသာတို့၏ ငြိမ်းအေး
 ရခြင်းငှာ၊ ဝါ- ဝေနေယျကြာ သတ္တဝါတို့၏ အဘိသင်္ခါရတို့၏ ငြိမ်းအေးရခြင်း
 ငှာ၊ ဓမ္မ- ကို၊ ဒေသေတိ- မူ၏၊ သောဘဂဝါ- သည်၊ တိဏ္ဍော- ဩဃ
 လေးဖြာ သံသရာကို ကောင်းစွာ လွန်မြောက်တော်မူပြီးသည်၊ ဟုတော- ၍၊
 တရဏာယ- ဝေနေယျကြာ သတ္တဝါကို သံသရာဝဲ ဩဃထံမှ ထုတ်ဆွဲ ကယ်
 ရောင်ရခြင်းငှာ၊ ဓမ္မ- ကို၊ ဒေသေတိ- မူ၏၊ သောဘဂဝါ- သည်၊ ပရိနိဗ္ဗုတော-

ကိလေသာတို့မှ ငြိမ်းအေးတော်မူပြီးသည်ဟု တွာ-၍၊ ပရိနိဗ္ဗာနာယ-ဝေနေယျ ကြာ သတ္တဝါတို့၏ ကိလေသာတို့၏ငြိမ်းအေးခြင်းငှာ၊ ဓမ္မ-ကို၊ ဒေသေတိ- မှ၏၊ ဣတိတေ ပရိဝိတက္ကနံ- သည်၊ နအဟောသိ - လော၊ ဣတိ- သို့၊ အဝေဝါစ- မူပြန်ပြီ။

ဗြဟ္မစရိယပရိယောဂသနသစ္စကိရိယာ

၇၇။ ဧဝံ- သို့၊ ဝုတ္တေ- မြတ်စွာဘုရားက မိန့်တော်မူအပ်သည် ရှိသော်၊ နိဂြောဓေ- သော၊ ပရိဗ္ဗာဇကော- သည်၊ ဘဂဝန္တံ- ကို၊ ဧတံ ဝစနံ- ကို၊ အဝေဝါစ- ပြီ၊ ကိ- သို့၊ အဝေဝါစ- နည်း၊ ဘန္တေ- ဘုရား၊ ယွာဟံ ယော- အဟံ- အကြင် အကျွန်ုပ်သည်၊ ဘဂဝန္တံ- ကို၊ ဧဝံ- ဤသို့ ယက္ခေ ဂဟပတိ ဇာနေယျာသိ အစရှိသည် ဟူ၍၊ အဝစာသိ- ပြောဆိုမိန့်ပါပြီ၊ ယထာဗာလံ- အကြင်အကြင်မိက်သော၊ ယထာမုဋ္ဌံ- အကြင်အကြင်တွေဝေသော၊ ယထာ- အကုသလံ- အကြင်အကြင် မလိမ္မာသော၊ တံ မံ- ထိုအကျွန်ုပ်ကို၊ အစ္စယော- အပြစ်သည်၊ အစ္စာဂမာ- လှမ်းမိုး၍ ရောက်ခဲ့ပါပြီ၊ ဝါ- လှမ်းမိုး၍ ဖြစ်ခဲ့ပါပြီ၊ ဘန္တေ- ဘုရား၊ ဘဂဝါ- သည်း၊ တဿ မေ- ထိုအကျွန်ုပ်၏၊ အစ္စယံ- အပြစ်ကို၊ အစ္စယတော- အပြစ်အားဖြင့်၊ အာယတိ- နောင်အခါ၌၊ သံဝရာယ- စောင့်ရှောက်ခြင်းငှာ၊ ပဋိဂ္ဂဏှာတု- သည်းခံတော်မူပါလော့၊ ဣတိ- သို့၊ အဝေဝါစ- နိဂြောဓပရိမိဇိက လျှောက်ပြန်ပြီ၊ နိဂြောဓ- ဓ၊ ယောတံ- အကြင်သင်သည်၊ မံ- ငါ့ကို၊ ဧဝံ- ဤသို့ ယက္ခေ ဂဟပတိ ဇာနေယျာသိ အစရှိသည် ဟူ၍၊ အဝစာသိ- ခဲ့ပြီ၊ တက္ခ- စင်စစ်ကေန အမှန်အားဖြင့်၊ ယထာဗာလံ- သော၊ ယထာမုဋ္ဌံ- သော၊ ယထာအကုသလံ- သော၊ တံ တံ- ထိုသင့်ကို၊ အစ္စယော- သည်၊ အစ္စာဂမာ- ခဲ့ပြီ၊ နိဂြောဓ- ဓ၊ ယတောစ- အကြင်ကြောင့်လည်း၊ တံ- သည်၊ အစ္စယံ- ကို၊ အစ္စယတော- အားဖြင့်၊ ဒိသ္မာ- ရှုမြင်၍၊ ယထာဓမ္မံ- သဘောအားလျော်စွာ၊ ပဋိကရောသိ- ကုစားခဲ့၏၊ တံ တသ္မာ- ထို့ကြောင့်၊ မယံ- တို့သည်၊ ဧတ- ၏၊ အစ္စယံ- ကို၊ ပဋိဂ္ဂဏှာမ- သည်းခံကြကုန်၏၊ နိဂြောဓ- ဓ၊ အရိယဿ- ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူသော ငါ့ဘုရား၏၊ ဝိနယေ- ဆုံးမရာဖြစ်သော သာသနာ၌၊ ယော ပုဂ္ဂလော- သည်၊ အစ္စယံ- ကို၊ အစ္စယတော- အားဖြင့်၊ ဒိသ္မာ- ၍၊ ယထာ- ဓမ္မံ- စွာ၊ ပဋိကရောတိ- ကုစားခဲ့၏၊ အာယတိ- ၌၊ သံဝရံ- စောင့်ရှောက်ခြင်းသို့၊ အာပဇ္ဇတိ- ရောက်၏၊ တဿပုဂ္ဂလဿ- ၏၊ သော- ဤသို့ အပြစ်ကို ရှုမြင်၍ သဘောအားလျော်စွာ ကုစားခြင်း၊ အာယတိ သံဝရသို့ ရောက်ခြင်း သည်၊ ဝုဗ္ဗိဟိ- ကြီးပွားခြင်း၏ အကြောင်းသာလျှင်တည်း၊ နိဂြောဓ- ဓ၊ အဟံ- သည်၊ ဧဝံ- သို့၊ ဝဒါမိ- မိန့်တော်မူ၏၊ ကိ- သို့၊ ဝဒါမိ- နည်း၊ ဝိညု- အကြောင်းအကျိုးကို သိလေ့ရှိသော၊ အသဋ္ဌော- ကျေးဇူးဂုဏ်များ

မထင်ရှားဘဲ ဝါကြားချီးဝဲ စိက်ငယ်စွဲအောင် မစဉ်းလဲ မကောက်ကျစ်တတ်
 သော အမာယာဝီ- မိမိသရမ်း မကောင်းမှုအစွမ်းကို ဖုံးလွှမ်းတတ်သောမာယာ
 မရှိသော၊ ဥဇုဇာတိကော- ဖြောင့်မတ်သည်၏အဖြစ်ဟူသော သဘောရှိသော၊
 ပုရိသော- သည်၊ တေ- လာပါစေ၊ ဝါ- လာခဲ့လော့၊ အဟံ- သည်၊ တံပုရိသံ-
 ကို၊ အနုသာသာမိ- သွန်သင်ဆုံးမ နည်းလမ်းပြတော်မူပေအံ့၊ အဟံ- သည်၊
 တဿ ပုရိသဿ- အား၊ ဓမ္မံ- ကို၊ ဒေသေမိ- မူပေအံ့၊ ယထာ- အကြင်သို့
 သော အခြင်းအရာအားဖြင့်၊ မေ- ဝါဘုရား၏၊ အနုသိဋ္ဌံ- ဆုံးမတော်မူခြင်း
 သည်၊ အတ္ထိ-၏၊ တထာ- ဝါဘုရားဆုံးမတော်မူတိုင်းသော အခြင်းအရာအားဖြင့်၊
 သတ္တဝဿာနိ- ခုနစ်နှစ်တို့ပတ်လုံး၊ * ပဋိပဇ္ဇမာနော- ကျင့်သော၊ သောပုရိ-
 သော-သည်၊ ယဿ အရဟတ္တဿ- အကြင်အရဟတ္တဖိုလ်၏၊ အတ္တာယ- အကျိုးငှာ၊
 (တစ်နည်း) ယဿ အရဟတ္တဿ - အကြင်အရဟတ္တဖိုလ်ဟူသော၊ အတ္တာယ-
 ငှာ၊ ကုလပုတ္တာ- အမျိုးကောင်းသားတို့သည်၊ သမ္မဒေဝ- ကောင်းစွာသာလျှင်၊
 အဂါရသ္မာ- အိမ်၌နေသော လူတို့၏ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊
 နွားကျောင်းမှုရှိရာဖြစ်သောလူ၏အဖြစ်မှ၊ နိက္ခမ္မ- ထွက်ကြကုန်၍၊ အနဂါရိယံ-
 အိမ်၌နေသော လူတို့၏ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန်သွယ်မှု၊ နွားကျောင်းမှု
 ရှိရာဖြစ်သော ရဟန်း၏အဖြစ်သို့၊ ဝါ-ကို၊ ပဗ္ဗဇန္တိ - ကပ်ရောက်ကြကုန်၏၊
 ဝါ-ကျင့်ကြကုန်၏၊ အနုတ္တရံ - မိမိကိုလွန်သော ဖိုလ်မရှိသော၊ ဝါ-မိမိထက်
 လွန်သော ဖိုလ်မရှိသော၊ ဝါ-အတုမရှိမြတ်သော၊ ဗြဟ္မစရိယပရိယောသာနံ-
 မဂ္ဂဗြဟ္မစရိယ၏ အဆုံးဖြစ်သော၊ တံအနုဟတ္ထံ- ထိုအရဟတ္တဖိုလ်သို့၊ ဝါ-ကို၊
 ဒိဋ္ဌေဝဓမ္မေ - မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟု ဆိုအပ်သော
 ပစ္စက္ခအတ္တဘောဋ္ဌိသာလျှင်၊ သယံ-ကိုယ်တိုင်၊ အဘိညာ - ထူးသောဉာဏ်ဖြင့်
 သိ၍၊ သတ္ထိကတာ- မျက်မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ - ရောက်၍၊ ဝါ-ပြီးစေ၍၊
 ဝိဟရိယတိ- နေရလိမ့်လတ္တံ့၊ နိဂြောဓ-ေ၊ သတ္တဝဿာနိ - ခုနစ်နှစ်တို့သည်၊
 ဝါ-တို့ကို၊ တိဋ္ဌန္တု - တည်စေကုန်ဦး၊ ဝါ - ထားကုန်ဘိဦး၊ ဝိညု-သော၊
 အသဋ္ဌော-သော၊ အမာယာဝီ-သော၊ ဥဇုဇာတိကော-သော၊ ပုရိသော-
 သည်၊ တေ-စေ၊ အဟံ-သည်၊ တံပုရိသံ-ကို၊ အနုသာသာမိ-ဆုံးမတော်မူ
 ပေအံ့၊ အဟံ-သည်၊ တဿ ပုရိသဿ-အား၊ ဓမ္မံ-ကို၊ ဒေသေမိ-မူပေအံ့၊
 ယထာ-အားဖြင့်၊ မမ-၏၊ အနုသိဋ္ဌံ-သည်၊ အတ္ထိ-၏၊ တထာ-အားဖြင့်၊
 သတ္တဝာနိ - ခြောက်နှစ်တို့ပတ်လုံး၊ ပဋိပဇ္ဇမာနော-သော၊ သောပုရိသော-
 သည်၊ ယဿ အရဟတ္တဿ-၏၊ အတ္တာယ-ငှာ၊ ကုလပုတ္တာ-တို့သည်၊ သမ္မဒေဝ-
 သာလျှင်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-ကုန်၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇန္တိ-ကုန်၏၊
 အနုတ္တရံ-သော၊ ဗြဟ္မစရိယပရိယောသာနံ-သော၊ အရပ.တ္တံ-သို့၊ ဒိဋ္ဌေဝဓမ္မေ-

* ဗုဒ္ဓိချက်။ ။ဝိဟရိယတိ- ပုဒ်၌ဝင်ရမည်ဖြစ်၍- ပဋိပဇ္ဇမာနောဟု ကေဝဓနန္တ-နှင့်
 ရှိသောပါဌ်သာ သင့်၏။

ဥဒ္ဓမ္မာလျှင်၊ သယံ-တိုင်၊ အဘိညာ-၍၊ သစ္စိကတော-၍၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရိ
ဿတိ-တ္ထံ၊ (နောက်နောက် ဝါကျများကိုလည်း ဤကဲ့သို့ချည်း ယောဇနာ
ရမည်၊ အနက်ထင်ရှားလှသည်ဖြစ်၍ ပါဠိသက်သက်ဖြင့် ပေယျာလဖော်
ခဲ့မည်)။

(တိဋ္ဌန္တ၊ နိဂြောဓ ဆဝဿာနိ ဧတု ဝိညု ပုရိသော အသဋ္ဌော
အမာယာဝိ ဥဇုဇာတိကော၊ အဟမနုသာသာမိ အဟံ ဓမ္မံ ဒေ
သေမိ၊ ယထာနုသိဋ္ဌံ တထာ ပဋိပဇ္ဇမာနော၊ ယဿတ္တာယ ကုလပုတ္တာ
သမ္ပဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ၊ တဒနုတ္တရံ ဗြဟ္မစရိယ
ပရိယောသာနံ ဒိဋ္ဌေဝဓမ္မေ သယံ အဘိညာ သစ္စိကတော ဥပသမ္ပဇ္ဇ
ဝိဟရိဿတိ၊ ပဉ္စဝဿာနိ တိဋ္ဌန္တ၊ နိဂြောဓ ပဉ္စဝဿာနိ ။ပ။ တိဋ္ဌန္တ၊
နိဂြောဓ စတ္တာရိဝဿာနိ ။ပ။ တိဋ္ဌန္တ၊ နိဂြောဓ တိဏိဝဿာနိ ။ပ။
ဒွေဝဿာနိ ။ပ။ ဧကဝဿံ ။ပ။

နိဂြောဓ-ဓ၊ ဧကဝဿံ-သည်၊ ဝါ-ကို၊ တိဋ္ဌတု-တည်စေဦး၊ ဝါ-ထား
တိဦး၊ ဝိညု-သော၊ အသဋ္ဌော-သော၊ အမာယာဝိ-သော၊ ဥဇုဇာတိကော-
သော၊ ပုရိသော-သည်၊ ဧတု-စေအဟံ-သည်၊ တံပုရိသံ-ကို၊ အနုသာသာမိ-
မူပေအံ၊ အဟံ-သည်၊ အဿပုရိသဿ-အား၊ ဓမ္မံ-ကို၊ ဒေသေမိ-မူပေအံ၊
ယထာ-အားဖြင့်၊ မမ-၏၊ အနုသိဋ္ဌံ -သည်၊ အတ္ထိ - ၏။ တထာ-အားဖြင့်၊
သတ္တမာသာနိ-ခုနစ်လပတ်လုံး၊ ပဋိပဇ္ဇမာနော-သော၊ သောပုရိသော-သည်၊
ယဿအရဟတ္တဿ-ဟူသော၊ အတ္တာယ-ငှာ၊ ကုလပုတ္တာ တို့သည်၊ သမ္ပဒေဝ-
သလျှင်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-ကုန်၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇန္တိ-ကုန်၏၊
အနုတ္တရံ-သော၊ ဗြဟ္မစရိယပရိယောသာနံ-သော၊ တံအရဟတ္တံ-သို့၊ ဝါ-ကို၊
ဥပသမ္ပဇ္ဇ-၍၊ ဝိဟရိဿတိ-လတ္ထံ၊ နိဂြောဓ-ဓ၊ သတ္တမာသာနိ-တို့သည်၊
တိဋ္ဌန္တ-ကုန်ဦး။

(ဧတု ဝိညု ပုရိသော အသဋ္ဌော အမာယာဝိ ဥဇုဇာတိကော၊
အဟမနုသာသာမိ အဟံ ဓမ္မံ ဒေသေမိ၊ ယထာနုသိဋ္ဌံ တထာ ပဋိပဇ္ဇ
မာနော၊ ယဿတ္တာယ ကုလပုတ္တာ သမ္ပဒေဝ အဂါရသ္မာ အနဂါရိယံ
ပဗ္ဗဇန္တိ၊ တဒနုတ္တရံ ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝဓမ္မေ သယံ
အဘိညာ သစ္စိကတော ဥပသမ္ပဇ္ဇ ဝိဟရိဿတိ ဆမာသာနိ ။ပ။ ပဉ္စမာ
သာနိ ။ပ။ စတ္တာရိမာသာနိ ။ပ။ တိဏိမာသာနိ ။ပ။ ဒွေမာသာနိ ။ပ။
ဧကံမာသံ)။

နိဂြောဓ-ဓ၊ ဧကောမာသော-သည်၊ တိဋ္ဌတု-တည်စေဦး၊ ဝိညု-သော၊
အသဋ္ဌော-သော၊ အမာယာဝိ-သော၊ ဥဇုဇာတိကော-သော၊ ပုရိသော-

သည်၊ တေ-စေ၊ အဟံ-သည်၊ တံပုရိသံ-ကို၊ အနုသာသာမိ-မူပေအံ၊ အဟံ-
သည်၊ အဿပုရိသဿ-အား၊ ဓမ္မံ-ကို၊ ဒေသေမိ-မူပေအံ၊ ယထာ-အားဖြင့်၊
မမ-၏၊ အနုသိဋ္ဌံ-သည်၊ အတ္ထိ-၏၊ တထာ-အားဖြင့်၊ အစုမာသံ-တစ်လ
ထက်ဝက် ဆယ့်ငါးရက်ပတ်လုံး၊ ဝါ-လခွဲပတ်လုံး၊ ပဋိပဇ္ဇမာနော-သော၊
သောပုရိသော-သည်၊ ယဿ အရဟတ္တဿ-၏၊ အတ္ထာယ-ဌာ၊ ကုလပုတ္တံ-
တို့သည်၊ သမ္မဒေဝ-သာလျှင်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-ကုန်၍၊ အနဂါရိယံ-သို့၊
ပဗ္ဗဇန္တိ-ကုန်၏၊ အနုတ္တရံ-သော၊ ဗြဟ္မစရိယပရိယောသာနံ-သော၊ တံ အရ
ဟတ္တံ-သို့၊ ဝါ-ကို၊ ဒိဋ္ဌေဝဓမ္မေ-၌သာလျှင်၊ သယံ-တိုင်၊ အဘိညာ-၍၊ သစ္စိ
ကတော-၍၊ ဝိဟရိယတိ-လတ္တံ၊ နိဂြောဓ-ေ အစုမာသော-သည်၊ တိဋ္ဌတု-ဦး၊
ဝိညု-သော၊ အသဋ္ဌော-သော၊ အမာယာဝိ-သော၊ ဥဇ္ဇတတိကော-သော၊ ပုရိ
သော-သည်၊ တေ-စေ၊ အဟံ-သည်၊ တံပုရိသံ-ကို၊ အနုသာသာမိ-မူပေအံ၊ အဟံ-
သည်၊ အဿပုရိသဿ-အား၊ ဓမ္မံ-ကို၊ ဒေသေမိ-မူပေအံ၊ ယထာ-အားဖြင့်၊
မမ-၏၊ အနုသိဋ္ဌံ-သည်၊ အတ္ထိ-၏၊ တထာ-အားဖြင့်၊ သတ္တာဟံ-ခုနစ်ရက်
ပတ်လုံး၊ ပဋိပဇ္ဇမာနော-သော၊ သောပုရိသော-သည်၊ ယဿ အရဟတ္တဿ-
ဟူသော၊ အတ္ထာယ-ဌာ၊ ကုလပုတ္တံ-တို့သည်၊ သမ္မဒေဝ-သာလျှင်၊ အဂါ
ရသ္မာ-မှ၊ နိက္ခမ္မ-ကုန်၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇန္တိ-ကုန်၏၊ အနုတ္တရံ-သော၊
ဗြဟ္မစရိယပရိယောသာနံ-သော၊ တံအရဟတ္တံ-သို့၊ ဝါ-ကို၊ ဒိဋ္ဌေဝဓမ္မေ-
၌သာလျှင်၊ သယံ-တိုင်၊ အဘိညာ-၍၊ သစ္စိကတော-၍၊ ဥပသမ္ပဇ-၍၊ ဝိဟ
ရိယတိ-လတ္တံ။

ပရိဗ္ဗာဇကောနံ ပဇ္ဇာယန

၇၈။ နိဂြောဓ-ေ၊ သိယာ ခေါပန-စင်စစ်ကေန အမှန်အားဖြင့်သာလျှင်၊
တေ-အား၊ ဝေ-ဤသို့သောစိတ်အကြံသည်၊ အဿ-ရာ၏၊ ကိ-သည်၊ အဿ-
ရာသနည်း၊ သမဏော ဂေါတမော - သည်၊ အန္တေဝါသိကမ္ပတော-တပည့်ကို
အလိဂ္ဂိသည်၏အဖြစ်ကြောင့်၊ နော-ငါတို့အား၊ ဝါ-တို့ကို၊ ဝေ-သို့ တေဝိညု
ပုရိသော အစရှိသည်ဟူ၍၊ ဝါ-တေ ဝိညု ပုရိသော အစရှိသော စကားကို၊
အာဟ-ပြောဆိုခဲ့၏၊ ဣတိဝေ-သည်၊ အဿ-ရာ၏၊ နိဂြောဓ-ေ၊ တေ အန္တေ-
ဝါသိကာမတ္တံ-ဤတပည့်ကို အလိဂ္ဂိသည်၏အဖြစ်ကို၊ (တစ်နည်း) တေ ဝံစနံ-
ဤ တေ ဝိညု ပုရိသော အစရှိသော စကားကို၊ ဝေ-ဤသို့ သင် အကြံဖြစ်သည့်
အတိုင်း၊ န ခေါပန ဒဋ္ဌဗ္ဗံ-မဂ္ဂမှတ်အပ်၊ ယော ဝေ ပုဂ္ဂလော-အကြင် ပုဂ္ဂိုလ်
သည်သာလျှင်၊ ဝေါ-သင်တို့၏၊ (ယော ဝေ တေ အာစရိယော-ရှိသော၊ ပါဌ
ကား ပါဌပျက်တည်း၊ ယော ဝေ ဝေါ အာစရိယော-ဟု ရှိရမည်)။

ပုဗ္ဗေ-၌၊ ဝါ-ရှေးက၊ ပကတိယာ-ပကတိအားဖြင့်၊ ဝါ-မူလပင်ကိုသဘော
အားဖြင့်၊ အာစရိယော-သည်၊ ဟောတိ-၏၊ သော ဝေ ပုဂ္ဂလော - သည်သာ

လျှင်၊ ဣဒါနိပိ-ဤ အခါ၌လည်း၊ ဝါ-ယခုအခါ၌လည်း၊ ပုဗ္ဗာစိဏ္ဍဝသေန-
 ရှေး အလေ့အကျင့်၏ အစွမ်းအားဖြင့်၊ ဝေါ-တို့၏၊ အာစရိယေဝ-သည်၊
 ဟောတု-မစေ၊ နိဂြောဓ-မ၊ သိယာ ခေါ ပန-အားဖြင့်၊ တေ-အား၊ ဝေံ-
 သည်၊ အဿ-၏၊ ကိ-သည်၊ အဿ-နည်း၊ သမဏော ဂေါတမော-သည်၊
 နော-ငါတို့ကို၊ ဝါ-တို့အား၊ ဥဒ္ဓေသ-ဥဒ္ဓေသမှ၊ ဝါ-သင်ယူအပ်သော ကျမ်း
 ဂန်မှ၊ စာဝေတု ကာမော-ရွှေ့လျောစေခြင်းငှာ အလိုရှိသည်၊ ဟုတွာ - ရှိ၊
 ဝေံ-ဤသို့ တေ့ ဝိညူ ပုရိသော အစရှိသည်ဟူ၍၊ အာဟ-၏၊ ဣတိ ဝေံ-သည်၊
 အဿ-၏၊ နိဂြောဓ-မ၊ ဧတံ စာဝေတုကာမတ္တံ-ဤ ဥဒ္ဓေသမှ ရွှေ့လျောစေ
 ခြင်းငှာ အလိုရှိသည်၏ အဖြစ်ကို၊ (တစ်နည်း) ဧတံ ဝဇနံ-ဤ တေ့ ဝိညူ
 ပုရိသော အစရှိသော စကားကို၊ ဝေံ-တိုင်း၊ န ခေါ ပန ဒဠဗ္ဗိ-အပ်၊ ယော ဧဝံ
 ဥဒ္ဓေသော-သည်သာလျှင်၊ ဝေါ-တို့၏၊ ပုဗ္ဗေ-၌၊ ပကတိယာ-အားဖြင့်၊ ဥဒ္ဓေ-
 သော-သည်၊ ဟောတိ-၏၊ သောဝေ ဥဒ္ဓေသော-သည်သာလျှင်၊ ဝေါ-တို့၏၊
 ဣဒါနိပိ-၌လည်း၊ ပုဗ္ဗာစိဏ္ဍဝသေန-အားဖြင့်၊ ဥဒ္ဓေသော-သည်၊ ဟောတု-
 စေ၊ နိဂြောဓ-မ၊ သိယာ ခေါ ပန-အားဖြင့်သာလျှင်၊ တေ-အား၊ ဝေံ-သည်၊
 အဿ-ရာ၏၊ ကိ-သည်၊ အဿ-နည်း၊ သမဏော ဂေါတမော-သည်၊ နော-
 တို့ကို၊ ဝါ-တို့အား၊ အာဇီဝါ-အာဇီဝမှ၊ ဝါ-အသက်မွေးခြင်းမှ၊ စာဝေတု
 ကာမော-သည်၊ ဟုတွာ-ရှိ၊ ဝေံ-ဤသို့ တေ့ ဝိညူ ပုရိသောအစရှိသော စကား
 ကို၊ အာဟ-ခဲ့၏၊ ဣတိ ဝေံ-သည်၊ အဿ-ရာ၏။



နိဂြောဓ မ၊ ဧတံ စာဝေတုကာမတ္တံ-ဤ အာဇီဝမှ ရွှေ့လျောစေခြင်းငှာ
 အလိုရှိသည်၏ အဖြစ်ကို၊ (တစ်နည်း) ဧတံ ဝဇနံ-ကို၊ ဝေံ-တိုင်း၊ န ခေါ
 ပန ဒဠဗ္ဗိ-အပ်၊ ယော ဧဝံ အာဇီဝေါ-သည်သာလျှင်၊ ဝေါ-တို့၏၊ ပုဗ္ဗေ-၌၊
 ပကတိယာ-အားဖြင့်၊ အာဇီဝေါ-သည်၊ ဟောတိ-၏၊ သော ဧဝံ အာဇီဝေါ-
 သည်သာလျှင်၊ ဣဒါနိပိ - ၌လည်း၊ ပုဗ္ဗာစိဏ္ဍဝသေန-အားဖြင့်၊ ဝေါ-တို့၏၊
 အာဇီဝေါ-သည်၊ ဟောတု-စေ၊ နိဂြောဓ-မ၊ သိယာ ခေါ ပန- အားဖြင့်
 သာလျှင်၊ တေ-အား၊ ဝေံ-သည်၊ အဿ-ရာ၏၊ ကိ-သည်၊ အဿ-နည်း၊
 သမဏော ဂေါတမော-သည်၊ သာစရိယကာနံ-ဆရာနှင့် တကွ ဖြစ်ကုန်သော၊
 နော-တို့၏၊ အကုသလာ - အကုသိုလ် ဖြစ်ကုန်သော၊ အကုသလသင်္ခါတာ-
 အကုသိုလ် အဖို့အစု ရှိကုန်သော၊ ဝါ-အကုသိုလ် အဖို့အစုသို့ ရောက်ကုန်သော၊
 ယေ ဓမ္မာ-အကြင်တရားတို့သည်၊ သန္တိ-ရှိကုန်၏၊ တေသု ဓမ္မေသု-ထိုအကုသိုလ်
 တရားတို့၌၊ နော-ငါတို့ကို၊ (လိုက်စပ်) ပတိဋ္ဌာပေတုကာမော-တည် စေခြင်း
 ငှာ အလိုရှိသည်၊ ဟုတွာ-ရှိ၊ ဝေံ-ဤသို့ တေ့ ဝိညူ ပုရိသော အစရှိသည်ဟူ၍၊
 အာဟ-ခဲ့၏၊ ဣတိ ဝေံ-သည်၊ အဿ-ရာ၏၊ နိဂြောဓ-မ၊ ဧတံ ပတိဋ္ဌာပေတု
 ကာမတ္တံ-ဤ အကုသိုလ် တရားတို့၌ တည်စေခြင်းငှာ အလိုရှိသည်၏ အဖြစ်ကို၊



(တစ်နည်း) တေံ ဝစနံ-ကို၊ ဧဝံ-တိုင်း၊ န ခေါ ပန ဒဠဗ္ဗံ-အပ်၊ သာစရိယကာ
နံ-ကုန်သော၊ ဝေါ-တို့၏၊ အကုသလသင်္ခါတာ-ကုန်သော၊ တေ ဓမ္မာစေတ-တို့သည်
လည်းကောင်း၊ အကုသလသင်္ခါတာ-ကုန်သော၊ တေ ဓမ္မာစ-တို့သည် လည်း
ကောင်း၊ ဟောန္တိ-ကုန်၊ နိဂြောဓ-ဓ၊ သိယာ ခေါ ပန-အားဖြင့် သာလျှင်၊
တေ-အား၊ ဧဝံ-သည်၊ အဿ-ရာ၏၊ ကိ-သည်၊ အဿ-နည်း၊ သမဏော
ဂေါတမော-သည်၊ သာစရိယကာနံ-ကုန်သော၊ နော-တို့၏၊ ကုသလာ-ကုသိုလ်
ဖြစ်ကုန်သော၊ ကုသလ သင်္ခါတာ-ကုသိုလ်အဖို့အစု ရှိကုန်သော၊ ဝါ-ကုသိုလ်
အဖို့အစု သို့ ရောက်ကုန်သော၊ ယေဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊ တေဟိ ဓမ္မေဟိ-
ထို ကုသိုလ်တရားတို့မှ၊ နော-တို့ကို၊ ဝိဝေစေတုကာမော-ကင်းဆိတ်စေခြင်းငှာ
အလိုရှိသည်၊ ဟုတွာ-၍၊ ဧဝံ-ဤသို့ တေ ဝိညု ပုရိသော အစရှိသည် ဟူ၍၊
အာဟ-ခဲ့၏၊ ဣတိ ဧဝံ-သည်၊ အဿ-ရာ၏၊ နိဂြောဓ-ဓ၊ တေ ဝိဝေစေတုကာ
မတ္တံ - ဤ ကုသိုလ်တရားတို့မှ ကင်းဆိတ်စေခြင်းငှာ အလိုရှိသည်၏ အဖြစ်ကို၊
(တစ်နည်း) တေံ ဝစနံ-ဤ တေ ဝိညု ပုရိသော အစရှိသော စကားကို၊ ဧဝံ-
တိုင်း၊ န ခေါ ပန ဒဠဗ္ဗံ-အပ်၊ သာစရိယကာနံ-ကုန်သော၊ ဝေါ-တို့၏၊
ကုသလာ-ကုန်သော၊ တေဓမ္မာစေတ-တို့သည် လည်းကောင်း၊ ကုသလသင်္ခါတာ-
ကုန်သော၊ တေဓမ္မာ စ-တို့သည် လည်းကောင်း၊ ဟောန္တိ-မူလအတိုင်း ဖြစ်စေ
ကုန်၊ နိဂြောဓ-ဓ၊ ဣတိခေါ-ဤသို့သာလျှင်၊ အဟံ-သည်၊ အန္တဝါသိ ကမ္ပ
တာ-ကြောင့်၊ ဧဝံ-ဤသို့ တေ ဝိညု ပုရိသော အစရှိသည်ဟူ၍၊ ဝါ-ဤသို့
တေ ဝိညု ပုရိသော အစရှိသော စကားကို၊ နေဝ ဝဒါမိ - မိန့်တော်မူသည်
မဟုတ်၊ ဥဒ္ဓေသာ မှ၊ စာစေတုကာမော - သည်၊ ဟုတွာ-၍၊ ဧဝံ-ဟူ၍၊
နပိ ဝဒါမိ-မူသည်လည်းမဟုတ်၊ အာဇီဝါ- မှ၊ စာစေတုကာမော- သည်၊
ဟုတွာ-၍၊ ဧဝံ- ကို၊ နပိ ဝဒါမိ- မူသည်လည်းမဟုတ်၊ သာစရိယကာနံ-ကုန်
သော၊ ဝေါ- တို့၏၊ အကုသလာ- ကုန်သော၊ အကုသလသင်္ခါတာ- ကုန်
သော၊ ယေဓမ္မာ - တို့သည်လည်း၊ သန္တိ- ကုန်၏၊ တေသုဓမ္မေသု- တို့၍၊
ဝေါ- တို့ကို၊ ပတိဋ္ဌာပေတုကာမော- သည်၊ ဟုတွာ- ၍၊ ဧဝံ- ဟူ၍၊ နပိ-
ဝဒါမိ- မူသည်လည်းမဟုတ်၊ သာစရိယကာနံ- ကုန်သော၊ ဝေါ-တို့၏၊ ကု-
သလာ- ကုန်သော၊ ကုသလသင်္ခါတာ-ကုန်သော၊ ယေဓမ္မာ-တို့သည်လည်း၊
သန္တိ- ကုန်၏၊ တေဟိ ဓမ္မေဟိ- တို့မှ၊ ဝေါ- တို့ကို၊ ဝိဝေစေတုကာမော-
သည်၊ ဟုတွာ- ၍၊ ဧဝံ- ဤသို့ တေ ဝိညု ပုရိသော အစရှိသော စကားကို၊
နပိ ဝဒါမိ- မူသည်လည်း မဟုတ်၊ နိဂြောဓ-ဓ၊ စ- အဟုတ်အမှန်ကား၊
ယေသံဓမ္မာနံ- အကြင်အကုသိုလ် ဒွါဒသ စိတ္တုပ္ပါဒ်တရားတို့ကို၊ ဝါ- အကြင်
တဏှာတရားတို့ကို၊ ပဟာနာယ- ပယ်ခြင်းငှာ၊ ယထာ- အကြင်သို့သော
အခြင်းအရာအားဖြင့်၊ ဓမ္မေ- တရားကို၊ ဒေသိယမာနေ- ဟောတော်မူအပ်
သည် ရှိသော်၊ ပဋိပန္နာနံ- ကျင့်ကြကုန်သော၊ ဝေါ- တို့အား၊ ဝါ- တို့သည်၊

သံကိလေသိကာ- ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာ ရှိကုန်သော၊
 ဝါ- ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာ၌ ယှဉ်ကုန်သော၊ ဝါ- ပူပန်
 စေတတ် နှိပ်စက်တတ်သော ကိလေသာကို ရခြင်းငှာ ထိုက်ကုန်သော၊ ဓမ္မာ-
 တစ်ဆယ့်နှစ်ပါးသော အကုသိုလ်စိတ္တပွားဒ်တို့ကို၊ ပဟိယိဿန္တိ- ပယ်အပ်ကုန်
 လိမ့်လတ္တံ့၊ ဝေ ဒါနိယာ- ဖြူစင်စေကြောင်း ဖြစ်ကုန်သော၊ ဝါ- ဖြူစင်စေ
 တတ်ကုန်သော၊ ဓမ္မာ- သမထ ဝိပဿနာ တရားတို့သည်၊ အဘိ ဝဇိုဿန္တိ-
 တိုးပွားကုန်လိမ့်လတ္တံ့၊ ပညာပါရိပုရိ- စ- မဂ်ပညာ၏ ပြည့်စုံလုံလောက်ခြင်း
 သို့လည်းကောင်း၊ ဝါ- ကိုလည်းကောင်း၊ ဝေပုလ္လတ္တံစ- ဖိုလ်ပညာ၏ ပြန်
 ပြောသည်၏ အဖြစ်သို့လည်းကောင်း၊ ဝါ- ကိုလည်းကောင်း၊ (တစ်နည်း)။
 ပညာပါရိပုရိ- စ- မဂ်ပညာဖိုလ်ပညာ၏ ပြည့်စုံလုံလောက်ခြင်းသို့လည်းကောင်း၊
 ဝါ- ကိုလည်းကောင်း၊ ဝေပုလ္လတ္တံစ- မဂ်ပညာ ဖိုလ်ပညာ၏ ပြန်ပြောသည်၏
 အဖြစ်သို့လည်းကောင်း၊ ဝါ- ကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ- ခွဲသာလျှင်၊
 သယံ-တိုင်၊ အဘိညာ-ကုန်၍၊ သစ္စိကတော-ကုန်၍၊ ဥပသမ္ပဇ္ဇ-ကုန်၍၊ ဝိဟရိဿထ-
 နေနိုင်ကြကုန်လိမ့်လတ္တံ့၊ တထာ-ထိုသံကိလေသတို့ ကို ပယ်နိုင်လောက်၊ ဝေ ဒါ-
 နိယဓမ္မတို့၏တိုးပွားနိုင်လောက်အောင်၊ မဂ်ပညာ ဖိုလ်ပညာသို့ ထောက်၍နေနိုင်
 လောက်သော အခြင်းအရာအားဖြင့်၊ အဟံ-သည်၊ ဓမ္မ- ကို၊ ဒေသေမိ- မှ၏၊
 အကုသလာ- အကုသိုလ်ဖြစ်ကုန်သော၊ အပ္ပဟိနာ - မပယ်အပ်ကုန်သေးသော၊
 သံကိလေသိကာ- ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာ ရှိကုန်သော၊
 ဝါ- ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာ၌ ယှဉ်ကုန်သော၊ ဝါ-
 ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာကို ရခြင်းငှာ ထိုက်ကုန်သော၊
 ပေါနောဗ္ဗဝိကာ- တစ်ဖန် ဘဝသစ်ကို ပြုတတ်ကုန်သော၊ ဝါ- တစ်ဖန် ဘဝ
 သစ်ကို ပြုလေ့ရှိကုန်သော၊ သဒရထာ- ကိလေသာ တည်းဟူသော ပူပန်ခြင်း
 နှင့်တကွဖြစ်ကုန်သော၊ ဒုက္ခဝိပါကာ - ဆင်းရဲသော အကျိုးရှိကုန်သော၊ ဝါ-
 ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်ကုန်သော၊ အာယတိ-၌၊ ဇာတိဇရာ
 မရဏိယာ-ဇာတိဇရာမရဏ၏ အစီးအပွားဖြစ်ကုန်သော၊ တေဓမ္မာစ-ထိုတရား
 တို့သည်လည်း၊ သန္တိခေါ-ရှိကုန်သည်သာ၊ ဣတိ အဝေဝါစ-မိန့်တော်မူပြန်ပြီ။

၇၆။ ဝေ-သို့၊ ဝုတ္တေ-မြတ်စွာဘုရားကမိန့်တော်မူအပ်သည်ရှိသော်၊ မာရေန-
 မာရ်သည်၊ ပရိယုဋ္ဌိတစိတ္တာ-ကုသိုလ်စိတ်၏ ဖြစ်ခွင့်မပေးသည်၏ အစွမ်းအား
 ဖြင့် စိတ်၌ ကုသိုလ်၏ ဖြစ်ခြင်းကိုကုန်စေ၍ တည်အပ်သော စိတ်ရှိကုန်သော၊
 ဝါ-ယူအပ်သော စိတ်ရှိကုန်သော၊ ဝါ-လွမ်းမိုးအပ်သော စိတ်ရှိကုန်သော၊
 ဝါ-ထိုးကျင့်အပ်အော စိတ်ရှိကုန်သော၊ ပုဂ္ဂလာ-တို့သည်၊ တုဏှိဘူတာ-ကုန်
 သည်၊ မက္ခိဘူတာ-ကုန်သည်၊ ပတ္တက္ခန္ဓာ-ကုန်သည်၊ အဓောမုခါ-ကုန်သည်၊
 ပဗ္ဗယန္တာ-ကုန်သည်၊ အပ္ပဋိဘာနာ - ကုန်သည်၊ ဟုတော - ကုန်၍၊ နိသိဒ္ဓန္တိ

ယထာ - နေကြကုန်သကဲ့သို့၊ ဝေမေဝ-ပုံစံနှိုင်းယူ၍ ဤအတူသာလျှင်၊ တေ
 ပရိဗ္ဗာဇကော-ထိုသုံးထောင်သောပရိဗ္ဗိတံတို့သည်၊ တုဏှိတုတာ-ကုန်သည်၊ မကံ
 ဘူတာ-ကုန်သည်၊ ပတ္တကုန္တာ-ကုန်သည်၊ အစောမုခါ-ကုန်သည်၊ ပဗ္ဗယန္တာ-
 ကုန်သည်၊ အပ္ပဋ္ဌိဘာနာ-ကုန်သည်၊ ဟုတံ-ကုန်၍၊ နိသိဒိံသု-ထိုင်နေကြ
 ကုန်ပြီ၊ အထတသ္မိံကာလေ-သုံးထောင်သော ပရိဗ္ဗိတံတို့၏ ကြံ့မိုင်လျက် နေ
 ကြရာ ထိုအခါ၌၊ ဘဂဝဘော-အား၊ တေပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊
 ကိံ-သည်၊ အဟောသိ-နည်း၊ ယတြဟိ ယေသု ပရိဗ္ဗာဇကောသု-အကြင်ပရိဗ္ဗိတံ
 တို့တွင်၊ ကေသု-တစ်ယောက်သော၊ ပရိဗ္ဗာဇကောသိ-အားလည်း၊ ဝေ-ဤသို့
 သော စိတ်အကြံသည်၊ န ဘဝိဿတိနာမ - မဖြစ်တုံသေး၏၊ ကိံ-သည်၊ န
 ဘဝိဿတိ-နည်း၊ ဟန္တု-ယခု၊ မယံ-တို့သည်၊ အညာဏတ္ထမ္ပိ-နှိုင်းချိန်ထေရ်
 လှမ်း စူးစမ်းဆင်ခြင် သိမြင်ရခြင်း၊ အကျိုးငှာလည်း၊ သမဏေ ဂေါတမေ-
 ရဟန်းဂေါတမ၌၊ ဝါ - ရဟန်းဂေါတမအထံ၌၊ ဗြဟ္မစရိယံ - မြတ်သော
 အကျင့်ကို၊ စရာမ-ကျင့်ကြကုန်စို့၊ သတ္တာဟော-ခုနစ်ရက်သည်၊ နော-ဂေါ
 တီ၏၊ ကိံ-အဘယ်မည်သော၊ အဖာသုကံ - မချမ်းသာခြင်းကို၊ ကရိဿတိ-
 ပြုနိုင်အံ့နည်း၊ ဣတိဝေ-သည်၊ န ဘဝိဿနာမ-၏၊ သဗ္ဗေပိ-တစ်ယောက်
 မကြွင်း ဝေဠုဉ္စသု အလုံးစုံလည်း ဖြစ်ကုန်သော၊ ဣမေ မောဃပုရိသာ-ဤ
 မဂ်ဖိုလ်ကင်းကွာ ဘာဝနာမမှီး အချည်းနှီးသော ယောက်ျားတို့ကို၊ ပါပိ
 မတာ - ယုတ်မာသော၊ မာရေန-သည်၊ ဖုဠာ-လှမ်းမှီး နှိပ်စက်အပ်ကုန်ပြီ။
 (တစ်နည်း) ဟန္တု-ယခု၊ မယံ-တို့သည်၊ အညာဏတ္ထမ္ပိ-ငှာလည်း၊ သမဏေ
 ဂေါတမေ-၌၊ ဗြဟ္မစရိယံ-ကို၊ စရာမ-ကုန်စို့၊ ဣတိဝေ-သည်၊ န ဘဝိဿတိ
 နာမ-၏၊ သဗ္ဗေပိ-ကုန်သော၊ ဣမေ မောဃပုရိသာ-တို့ကို၊ ပါပိမတာ-
 သော၊ မာရေန-သည်၊ ဖုဠာ-ကုန်ပြီ၊ သတ္တာဟော-ပိုင်းခြား သတ်မှတ်အပ်
 သော ခုနစ်ရက်သည်၊ ကုသိတာနံ-ပျင်းရိကုန်သော၊ ဧတေသံ ပရိဗ္ဗာဇကောနံ-
 တို့အား၊ ကိံ ကရိဿတိ-အသို့ပြုရအံ့နည်း၊ ဣတိ တေ ပရိဝိတက္ကနံ-သည်၊
 အဟောသိ-ပြီ။

အထပစ္စာ-အကြံဖြစ်တော်မူပြီးရာ ကာလမှ နောက်၌၊ ဘဂဝါ-သည်-
 ဥဒ္ဓမ္မိရိကာယ-ဥဒ္ဓမ္မရိက အမည်ရှိသော မိဖုရား၏၊ သန္တကေ-ဥစ္စာဖြစ်သော၊
 ပရိဗ္ဗာဇကောရာမေ- ပရိဗ္ဗိတံတို့၏အာရာမ၌၊ သိဟနာဒံ- တစ်ပါးသောသူတို့၏
 ဝါဒကို ချိုးဖဲ့ ဖျက်ဆီးတတ်၊ မိမိဝါဒကို ချိုးမြှောက်တတ်သောခြင်္သေ့မင်း၏
 ဟောက်သံနှင့်တူသော ဟောက်သံကို၊ နဒိတော- ဟောက်တော်မူပြီး၍၊ ဝေ
 ဟာသံ-ကောင်းကင်သို့၊ အဗ္ဘဂ္ဂန္တာ - ပျံကြတော်မူ၍၊ ဂိဇ္ဈကုဋေ- သော၊
 ပဗ္ဗတေ-၌၊ ပစ္စုပဋ္ဌာသိ-ရှေးရှုတည်တော်မူပြီ၊ သန္တာနော-သန္တာနအမည်ရှိသော၊
 ဝါ-သဘောကွဲပြားပုဂ္ဂိုလ်များကို တရားသဖြင့် စဉ်းစားချင့်၍ အသင့်စေ့စပ်

တတ်သည်၏ အပြစ်ကြောင့် သန္တာန် အမည်ရှိသော၊ ဂဟပတိပန-အိမ်ရှင်
 သူကြွယ်သည်ကား၊ တာဝဒေဝ-ထိုခဏ၌ပင်လျှင်၊ ရာဇဂဟံ-သို့၊ ပါဝိသိ-ပြီ၊
 ဣတိဝေ-သို့၊ သုတံ-အပ်ပါပြီ၊ ဣတိ-သို့၊ ဝိဿဇ္ဇေသိ-ပြီ၊ ဣတိ-ဤကား
 ဥဒ္ဓမ္မရိကသုတ် အပြီးတည်း။

ဒုတိယံ-သော၊ ဥဒ္ဓမ္မရိကသုတ္တံ-သည်၊ နိဠိတံ-ရောက်ပြီ။

၃။ စက္ကဝတ္တိသတ္တ

အတ္တဒီပသရဏဇာ

၈၀။ ၂၀။ ဟေ-သော၊ သမယံ-ဤ၊ ဘဂဝါ-သည်၊ မဂဓေသု-ကုန်သော၊ ဇနပဒေ-ဤ၊ မာတုလာယံ-မာတုလအမည်ရှိသော မြို့၌၊ ဝိဟရတိ-မူ၏၊ ယံသမယံ- အကြင်အခါ၌၊ ဝါ-အကြင်အခါပတ်လုံး၊ ဘဂဝါ-သည်၊ မဂဓေသု-ကုန်သော၊ ဇနပဒေ-ဤ၊ မာတုလာယံ-ဤ၊ ဝိဟရတိ-မူ၏၊ (အနိယာဝိယံ)၊ ဗြဟ္မ ခေါ် တသ္မိ သမယေ-နေတော်မူရာ ထိုအခါ၌၊ ဘဂဝါ-သည်၊ ဘိက္ခု-ဘိက္ခု၊ အာမန္တေသိ-ခေါ်တော်မူပြီ၊ ကိ-အဘယ်သို့၊ အာမန္တေသိ-နည်း၊ ဘိက္ခဝေါ- ရဟန်းတို့၊ ဝါ-လူတို့၏အဝတ်ပု ဆိုးမှမတူထူးခြားကွဲပြားသော အဝတ်ပုဆိုးကို ဆောင်ကြကုန်သော ရဟန်းတို့၊ ဝါ-ပျက်သောအဖိုး၊ ပျက်သော အသွေး၊ ပျက်သောအဆင်းရှိသော ပုဆိုးကိုဆောင်ကြကုန်သော ရဟန်းတို့၊ ဣတိ-သို့၊ အာမန္တေသိ - ခေါ်တော်မူပြီ၊ (ဤယောဇနာခွဲသော ဝါကျကို မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ် ဒုတိယဘာဏဝါရတွင် အပြည့်အစုံ ယောဇနာခွဲပြီ)။ ဘဂဝတေ-သည်၊ ဘိက္ခဝေါ-တို့၊ ဣတိ-သို့၊ အာမန္တိတာ-ခေါ်တော်မူအပ် ကုန်သော၊ ကောဘိက္ခု-တို့သည်၊ ဘဒ္ဒန္တ-မြတ်စွာဘုရား၊ ဣတိ-သို့၊ ဘဂဝ တော-အား၊ ပစ္စယောသု-ရှေးရှုနားထောင်ကြကုန်ပြီ၊ ဘဂဝါ-သည်၊ တေ ဝစနံ-ကို၊ အဝေါစ-မူပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ ဘိက္ခဝေ-တို့၊ တုမေ- တို့သည်၊ အတ္တဒီပါ-မိမိနှင့်တူသော လောကီ လောကုတ္တရာတရား ဟူသော မှီခိုရာကျန်းကင်းရှိကြကုန်သည်၊ အတ္တသရဏာ - မိမိနှင့်တူသော လောကီ လောကုတ္တရာတရားဟူသော ကိုးကွယ်လဲလျောင်း ပုံးအောင်းမှီခိုရာ ရှိကြကုန် သည်၊ အနညသရဏာ-မိမိနှင့်တူသော လောကီလောကုတ္တရာတရားမှ တစ်ပါး သော ကိုးကွယ်လဲလျောင်း ပုံးအောင်း မှီခိုရာ မရှိကြကုန်သည်၊ ဓမ္မဒီပါ- လောကီလောကုတ္တရာတရားဟူသော မှီခိုရာကျန်းကင်းရှိကြကုန်သည်၊ ဓမ္မသရ ဏာ-လောကီ လောကုတ္တရာ တရားဟူသော ကိုးကွယ်လဲလျောင်း ပုံးအောင်း မှီခိုရာရှိကြကုန်သည်၊ အနညသရဏာ-လောကီလောကုတ္တရာတရားမှ တစ်ပါး သော ကိုးကွယ်လဲလျောင်း ပုံးအောင်းမှီခိုရာ မရှိကြကုန်သည်၊ ဟုတော- ကုန်၍၊ ဝိဟရတိ-ကုန်လော့၊ ဘိက္ခဝေ-တို့၊ ဣတိ-သို့၊ ဝါ- အဘယ်ပုံသလျှင်၊ ဝါ-အဘယ်သို့သော-ပြားအားဖြင့်သလျှင်၊ ဘိက္ခု-သည်၊ အတ္တဒီပေါ-သည်၊ အတ္တသရဏော-သည်၊ အနညသရဏော-သည်၊ ဓမ္မဒီပေါ- သည်၊ ဓမ္မသရဏော-သည်၊ အနညသရဏော-သည်၊ ဟုတော-ကုန်၍၊ ဝိဟရတိ- နည်း၊ ဘိက္ခဝေ-တို့၊ ဣတိ-သို့ သာသနော-ဤ ဘုရားသာသနာတော်၌၊ ဘိက္ခု-

သည်။ ဝါ-သံသရာဘေးကို ရှုလေ့ရှိသောသူတော်ကောင်းသည်။ အာတာပိ-
 ကိလေသာကိုပြင်းစွာပူပန်စေတတ်သော သမ္မုပ္ပဓာန်လုံ့ လရှိသည်။ သမ္မုဇာနော-
 ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာရှိသည်။ သတိမာ-
 အောက်မေ့တတ်သော သတိရှိသည်။ ဟုတော- ရှိ။ လောကေ- ကာယဟု ဆို
 အပ်သော လောက၌။ အဘိဇ္ဈာ ဒေါမနဿံ- အဘိဇ္ဈာ ဒေါမနဿကို။ ဝါ-
 တစ်ပါးသောသူတို့၏ စည်းစိမ်ကို ရွေးရွတ်ည်တတ်သော လောဘ၊ မကောင်း
 သော စိတ်ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သော စေတသိကဒုက္ခ
 ဝေဒနာကို။ ဝိနေယျ- တဒဂံပဟာန် ဝိက္ခမ္ဘနပဟာန်အားဖြင့် ဖယ်ဖျောက်၍။
 ကာယေ- ရူပကာယ၌။ ကာယာနုပဿီ- ရူပကာယကို အဖန်ဖန် ရှုတတ်သည်။
 ဝါ- ရူပကာယဟူ၍ အဖန်ဖန်ရှုခြင်းအလေ့ရှိသည်။ ဟုတော- ရှိ။ ဝိဟရတိ-
 ၏။ အာတာပိ- သည်။ သမ္မုဇာနော- သည်။ သတိမာ- သည်။ ဟုတော- ရှိ။
 လောကေ- ဝေဒနာဟုဆိုအပ်သော လောက၌။ အဘိဇ္ဈာ ဒေါမနဿံ- ကို။
 ဝိနေယျ- ရှိ။ ဝေဒနာယု- လောကီဝေဒနာတို့၌။ ဝေဒနာနုပဿီ- လောကီ
 ဝေဒနာတို့ကို အဖန်ဖန်ရှုတတ်သည်။ ဟုတော- ရှိ။ ဝိဟရတိ- ၏။ အာတာပိ-
 သည်။ သမ္မုဇာနော- သည်။ သတိမာ- သည်။ ဟုတော- ရှိ။ လောကေ-စိတ်ဟု
 ဆိုအပ်သော လောက၌။ အဘိဇ္ဈာ ဒေါမနဿံ- ကို။ ဝိနေယျ- ရှိ။ စိတ္တေ-
 လောကီစိတ်၌။ စိတ္တာနုပဿီ- လောကီစိတ်ဟု အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။
 ဟုတော- ရှိ။ ဝိဟရတိ- ၏။ အာတာပိ- သည်။ သမ္မုဇာနော- သည်။ သတိမာ-
 သည်။ ဟုတော- ရှိ။ လောကေ- ဓမ္မဟုဆိုအပ်သော လောက၌။ ဝါ- ဥပါဒါန်
 ဟု ဆိုအပ်သော လောက၌။ အဘိဇ္ဈာ ဒေါမနဿံ- ကို။ ဝိနေယျ- ရှိ။ ဓမ္မေယု-
 လောကီတရားတို့၌။ ဝါ- တေဘူမကတရားတို့၌။ ဓမ္မာနုပဿီ- တေဘူမကတရား
 တို့ကို အဖန်ဖန်ရှုတတ်သည်။ ဟုတော- ရှိ။ ဝိဟရတိ- ၏။ ဘိက္ခဝေ- တို့။
 ဝေဓေါ- ဤသို့သာလျှင်။ ဝါ- ဤသို့သာလျှင်။ ဝါ- ဤသို့သောအပြားအားဖြင့်
 သာလျှင်။ ဘိက္ခု- သည်။ အတ္တဒီပေါ- သည်။ အတ္တသရဏော- သည်။ အနည-
 သရဏော- သည်။ ဓမ္မဒီပေါ- သည်။ ဓမ္မသရဏော- သည်။ အနညသရဏော-
 သည်။ ဟုတော- ရှိ။ ဝိဟရတိ- ၏။

ဘိက္ခဝေ- တို့။ တုမ္ပေ- တို့သည်။ ဝေါစရေ- နွားတို့၏ လှည့်လည် ကျက်
 စားရာ မြက်တောစားကျက်နှင့်တူသော။ ဝါ- ဣန္ဒြေတို့၏ ကျက်စားရာ ဖြစ်
 သော။ သကေ- မိမိဥစ္စာဖြစ်သော။ ပေတ္တိကေ- ငါတုရားတည်းဟူသောအဘမ္မ
 လာသော။ ဝါ- ငါတုရားတည်းဟူသောအဘ၏ ဥစ္စာဖြစ်သော။ ဝါ- ဘိုးဘပိုင်
 ဖြစ်သော။ ဝိသယေ- အာရုံ၌။ စရထ- ကျင်လည် ကျက်စားကြကုန်လော့။
 ဘိက္ခဝေ- တို့။ ဝေါစရေ- သော။ သကေ- သော။ ပေတ္တိကေ- သော။ ဝိသယေ- ၌။
 စရတံ- လှည့်လည်ကြကုန်သော။ တုမ္ပာကံ- သင်တို့အား။ မာဏေ- ဒေဝပုတ္တမာရ်၊

မစ္စုမာရ်၊ ကိလေသမာရ်သည်။ သြတာရံ- နှိပ်စက်ရန် အပေါက်အကြားကို၊
 နုလစ္ဆတိ-မရလိမ့်လတ္တံ့၊ မာရော-သည်၊ အာရမ္မဏံ- အကြောင်းကို၊ နုလစ္ဆတိ-
 လတ္တံ့၊ ဘိက္ခဝေ-တို့၊ ကုသလာနံ-ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ-တရားတို့ကို၊
 သမာဒါန ဟေတု- ကောင်းစွာယူခြင်း ဟူသော အကြောင်းကြောင့်၊ ဝါ-
 သောက်တည်ခြင်းဟူသော အကြောင်းကြောင့်၊ ဝေ- ဤသို့၊ ဣဒံ ပုညံ- ဤ
 ကောင်းမှု၊ ကောင်းမှု၏ အကျိုးသည်၊ ပဝခုတိ- တိုးပွား၏။

ဒဠ္ဇနေမိစက္ကဝတ္တိရာဇာ

၈၁။ ဘိက္ခဝေ- တို့၊ ဘူတပုဗ္ဗံ- ရှေး ဖြစ်ဖူးသော အတိတ် အခါ၌၊
 ဒဠ္ဇနေမိနာမ- ဒဠ္ဇနေမိ အမည်ရှိသော၊ စက္ကဝတ္တိ- စကြာရတနာကို လည်စေ
 တတ်သော ဓမ္မိကော- ဆယ်ပါးသော ကုသိုလ်တရားနှင့်ယှဉ်သော၊ ဝါ-ဆယ်
 ပါးသော မကဲ့ရဲ့အပ်သော မင်းကျင့်တရားနှင့်ယှဉ်သော၊ ဓမ္မရာဇာ- ဆယ်ပါး
 သော ကုသိုလ်တရားဖြင့် အလုံးစုံသော သတ္တလောကကို နှစ်သက်စေတတ်
 သော၊ စာတုရဓန္တာ- သမုဒ္ဒရာလေးစင်းဟူသော အဆုံးအပိုင်းအခြား ရှိသော
 မြေကိုအစိုးရသော၊ ဝိဇိတာဝိ- အဇ္ဈိတ် ဗာဟိ နှစ်လိနွှစ်ပြင် ရန်များဖြင့်ကို
 အောင်မြင်ပြီးသော၊ ဇနပုဒတ္တာဝရိယပတ္တာ- ဇနပုဒ်တို့၏ မြဲမြံ တည်တံ့
 အရှည်ခံသည်၏ အဖြစ်သို့ရောက်သော၊ သတ္တရတန သမန္နာဂတော- ခုနစ်ပါး
 သော ရတနာတို့နှင့် ပြည့်စုံသော၊ ရာဇာ- သည်၊ အဟောသိ- ဖြစ်ဖူးပြီး၊
 တဿရညော-အား၊ သတ္တ-ကုန်သော၊ ဣမာနိ ရတနာနိ-တို့သည်၊ အဟောသိ-
 ဖြစ်ကုန်ပြီး(ဤအနက်များကို မဟာဝဂ္ဂမဟာပဒါနသုတ်၊ မဟာသုဒဿနသုတ်
 များတွင် ပြည့်စုံစွာ ယောဇနာခွဲပြီး)။ သေယျထိဒံ-ထိုခုနစ်ပါးသော ရတနာတို့
 ဟူကုန်သည် အကယ်သည်တို့နည်း၊ စက္ကရတနံ-စကြာရတနာလည်းကောင်း၊
 ဝါ-စက်ဘီးသာလျှင်ဖြစ်သော ရတနာလည်းကောင်း၊ ဝါ-မွေ့လျော်ခြင်းကို
 ဖြစ်စေတတ်သော စက်ဘီးလည်းကောင်း၊ ဝါ-စိတ်၌ထားအပ်သော စက်ဘီး
 လည်းကောင်း၊ ဟတ္ထိရတနံ- ဆင်သာလျှင်ဖြစ်သော ရတနာလည်းကောင်း၊
 အဿရတနံ- မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော မြင်းလည်းကောင်း၊ မဏိ-
 ရတနံ- စိတ်၌ထားအပ်သော ပတ္တမြားလည်းကောင်း၊ ဣတ္ထိရတနံ- မိန်းမ
 သာလျှင်ဖြစ်သော ရတနာလည်းကောင်း၊ ဝဟပတိရတနံ- မွေ့လျော်ခြင်းကို
 ဖြစ်စေတတ်သော အိမ်ရှင်သူကြွယ်ရတနာလည်းကောင်း၊ သတ္တမံ- ခုနစ်ခုတို့၏
 ပြည့်ကြောင်းဖြစ်သော၊ ပရိဏာယက ရတနမေဝ- သားကြီးသာလျှင်ဖြစ်သော
 ရတနာလည်းကောင်း၊ ဝါ- မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော သားကြီးသာ
 လျှင်လည်းကောင်း၊ ဝါ-စိတ်၌ထားအပ်သော သားကြီးသာလျှင်လည်းကောင်း၊
 ဣတိဣမာနိ-ဤသည်တို့ပင်တည်း၊ ဝေါပနု-သည်သာမကသေး၊ အဿရညော-

ထိုဒဠ္ဇနေမိမင်းအား၊ ပရောသဟာသံ- တစ်ထောင်အလွန်ရှိသော၊ သူရာ- ရဲရင့်
ကုန်သော၊ ဝီရင်္ဂရူပါ- ရဲရင့်သော ပုဂ္ဂိုလ်တို့၏ အကြောင်း ဖြစ်သော ဝီရိယ
ရှိသည်၏အဖြစ်ဟူသော သဘောရှိကုန်သော၊ ပရသေနပုမဒ္ဒနာ-တစ်ပါးသော
သူတို့၏ စစ်သည်ကို လွှမ်းမိုး နှိမ်နင်းနိုင်ကုန်သော၊ ပုတ္တာ- သားတော်တို့သည်၊
အဟေသံ- ရှိကုန်ပြီ၊ သောရာဇာ- သည်၊ သာဂရပရိယန္တံ- သမုဒ္ဒရာလေးစင်း
ဟူသော အဆုံးအပိုင်းအခြားရှိသော၊ ဣမံပထဝီ - ဤမြေကြီးကို၊ အဒဏ္ဍေန-
ဇုတ်လှံတံမရှိဘဲ၊ ဝါ- တုတ်လှံဘံမပါဘဲ၊ အသဏ္ဍေန- ဓားလက်နက် မရှိဘဲ၊
ဝါ- ဓားလက်နက် မပါဘဲ၊ ဓမ္မေန- တရားသဖြင့်၊ အဘိဝိဒယ- အောင်မြင်
၍၊ (တစ်နည်း) ဓမ္မေန-တရားနှင့်၊ သမေန-ညီစွာ၊ (တစ်နည်း)အဒဏ္ဍေန-
သော၊ အသဏ္ဍေန- သော၊ ဓမ္မေန-နှင့်၊ သမေန-စွာ၊ အဘိဝိဒယ- အောင်
မြင်၍၊ အဇ္ဈာဝသီ- နေပြီ။

၈၂။ ဘိက္ခဝေ- တို့၊ အထပစ္စာ- လေးပါးသော သမုဒ္ဒရာအပိုင်းအခြား
ရှိသောမြေကို တရားနှင့်အညီ အောင်မြင်ပြီးရာ ကာလမှ နောက်၌၊ ဒဠ္ဇနေမိ-
သော၊ ရာဇာ- သည်၊ ဗဟုန္တံ- များစွာကုန်သော၊ ဝဿာနံ- နှစ်တို့၏ လည်း
ကောင်း၊ ဗဟုန္တံ- ကုန်သော၊ ဝဿထတာနံ- နှစ်အရာတို့၏ လည်းကောင်း၊
ဝါ- အရာသောနှစ်တို့၏လည်းကောင်း၊ ဗဟုန္တံ- ကုန်သော၊ ဝဿသဟာသာနံ-
နှစ်တို့၏ အထောင်တို့၏လည်းကောင်း၊ ဝါ- အထောင်သော နှစ်တို့၏ လည်း
ကောင်း၊ အစ္စယေန- လွန်ရာအခါ၌၊ ဝါ-လွန်ခြင်းကြောင့်၊ အညဘရံ-သော၊
ပုရိသံ- ကို၊ အာမန္တေသိ- သိခစပြီ၊ ဝါ- ပြောဆိုပြီ၊ ကိံ- သို့၊ အာမန္တေသိ-
နည်း၊ အဓမ္မာပုရိသ- အမောင်ယောက်ျား၊ ယဒါ- အကြင်အခါ၌၊ တံ- သည်၊
ဒိဗ္ဗံ- နတ်၌ဖြစ်သော အာနုဘော်နှင့်တူသော အာနုဘော်ရှိသော၊ ဩသက္ကိတံ-
အောက်သို့စဉ်းငယ်ဆုတ်နှစ်သော၊ ဌာနာ- တည်ရာအရပ်မှ၊ စုတံ- ရွှေလျှော
သော၊ စက္ကရတနံ- စကြာရတနာကို၊ ပဿေယျာသိ-မြင်ရရာ၏၊ အထတသ္မိံ-
ကာလေ- မြင်ရရာထိုအခါ၌၊ မေ- ဝါအား၊ တံ- သည်၊ အာရောစေယျာသိ-
သံတော်ဦးတင်လှည့်သော၊ ဣတိ- သို့၊ အာမန္တေသိ- ပြီ၊ ဘိက္ခဝေ-တို့၊ ဇေံ-
သို့၊ ဝုဏ္ဏေ- ဒဠ္ဇနေမိမင်းက ပြောဆိုအပ်သည်ရှိသော်၊ သောပုရိသော- ထို
မင်းချင်းယောက်ျားသည်၊ ဒေဝ- အရှင်မင်းမြတ်၊ ဇေံ- ကောင်းလှပါပြီ၊ ဣတိ
ခေါ- ဤသို့လျှင်၊ ဒဠ္ဇနေမိ - သော၊ ရညော- အား၊ ပစ္စယောသိ - ရှေးရှု
နားထောင်ပြီ၊ ဘိက္ခဝေ- တို့၊ သောပုရိသော- သည်၊ ဗဟုန္တံ- ကုန်သော၊
ဝဿာနံ- တို့၏လည်းကောင်း၊ ဗဟုန္တံ- ကုန်သော၊ ဝဿထတာနံ- တို့၏လည်း
ကောင်း၊ ဗဟုန္တံ- ကုန်သော၊ ဝဿသဟာသာနံ- တို့၏လည်းကောင်း၊ အစ္စ
ယေန- ၌၊ ဝါ- ကြောင့်၊ ဒိဗ္ဗံ- သော၊ ဩသက္ကိတံ- သော၊ ဌာနာ-မှ၊ စုတံ-
သော၊ စက္ကရတနံ- ကို၊ အဒ္ဓသာ- တွေ့မြင်ရပြီ၊ (တစ်နည်း) အဒ္ဓသာခေါ-

ပြီးသည်သာ၊ ဒိဗ္ဗံ-သော၊ ဩသက္ကိတံ- သော၊ ဌာနာ- မှ၊ စုတံ- သော၊ စက္ကရတနံ- ကို၊ (လိက်စပ်) ဒိသ္မာန- တွေ့မြင်ရ၍၊ ဝါ- တွေ့မြင်ရသည်ရှိသော်၊ ယေန ဌာနေန-၌၊ ဒဠ္ဇနေမိ- သော၊ ရာဇာ-သည်၊ အတ္ထိ-၏၊ တေန ဌာနေန- သို့၊ ဥပသကံမိ- ၏၊ ဥပသကံမိတွာ- ၍၊ ဒဠ္ဇနေမိ- သော၊ ရာဇာနံ- ကို၊ တေဝစနံ- ကို၊ အဝေါစ- သံတော်ဦးတင်ပြီ၊ ကိ- သို့၊ အဝေါစ- နည်း၊ ဒေဝ- အရှင်မင်းမြတ်၊ အဟံ-ဘုရားကျွန်သည်၊ ယက္ခေ- သံတော်ဦး တင်ဝံပါ ၏၊ တံ-အရှင်မင်းမြတ်သည်၊ ဇာနေယျာသိ- သံတော်မူပါလော့၊ တေ- ၏၊ ဒိဗ္ဗံ-သော၊ စက္ကရတနံ-သည်၊ ဩသက္ကိတံ-စဉ်းငယ် အောက်သို့ ဆုတ်နှစ်ခဲပါပြီ၊ ဌာနာ-မှ၊ စုတံ-ရွှေလျော့ခဲပါပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘိက္ခဝေ-တို့၊ အထ တသ္မိံ ကာလ - မင်းချင်းယောကျ်ားက သံတော်ဦးတင်လာရာ ထိုအခါ၌၊ ဒဠ္ဇနေမိ-သော၊ ရာဇာ-သည်၊ ဇေဠပုတ္တံ-သားတော်ကြီးဖြစ်သော၊ ကုမာရ- မင်းသားကို၊ အာမန္တာပေတွာ-ခေါ်စေ၍၊ ဝါ-အခေါ်ခိုင်း၍၊ (တစ်နည်း) အာမန္တာတွာ-ခေါ်၍၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိ- သို့၊ အဝေါစ-နည်း၊ ကာတကုမာရ - သားတော်မင်းသား၊ မေ - ခမည်းတော် မင်းမြတ်၏၊ ဒိဗ္ဗံ- သော၊ စက္ကရတနံ-သည်၊ ဩသက္ကိတံကိရ-စဉ်းငယ်အောက်သို့ ဆုတ်နှစ်သတတ်၊ ဝါ-စဉ်းငယ်အောက်သို့ ဆုတ်နှစ်ပြီတုံ၊ ဌာနာ-မှ၊ စုတံကိရ-ရွှေလျော့သတတ်၊ ဝါ-ရွှေလျော့ပြီတုံ၊ မေ-ခမည်းတော်မင်းမြတ်သည်၊ တေဝစနံ-ဤစကားကို၊ သုတံခေါ-ကြားအပ်သည်သာ၊ ဝါ-ကြားဖူးသည်သာ၊ (ပန-သဒ္ဓါကား ပဒါ လင်္ကာရမ္ပသာ)၊ ကိ- သို့၊ သုတံ-နည်း၊ စက္ကဝတ္ထိသ-သော၊ ယထာရညော-၏၊ (ယထာရညော-ရှိသောပါဌ်ကား ပါဌ်ပျက်တည်း)၊ ဒိဗ္ဗံ-သော၊ စက္ကရတနံ- သည်၊ ဩသက္ကိတံ-ခဲ၏၊ ဌာနာ-မှ၊ စုတံ-ခဲ၏၊ ဒါနိ-ဤအခါ၌၊ ဝါ-ယခု အခါ၌၊ တေန ရညာ-သည်၊ စိရံ-ကြာမြင့်စွာ၊ ဝါ-ကြာမြင့်စွာသော ကာလ ပတ်လုံး၊ ဇိပိတဗ္ဗံ-အသက်ရှင်ရာသည်၊ န ဟောတိ-မဖြစ်၊ ဣတိ-သို့၊ သုတံခေါ- အပ်သည်သာ၊ မေ - သည်၊ မာနုသကာ - လှူ၍ဖြစ်ကုန်သော၊ ကာမာ-ဝတ္ထု အာရုံ ကာမဂုဏ်တို့ကို၊ ဘုတ္တာခေါ-ခံစားတော်မူအပ်ကုန်ပြီးသည်သာ၊ ဒါနိ- ဤအခါ၌၊ ဝါ-ယခုအခါ၌၊ ဝါ-ယခုအခါသည်၊ မေ-၏၊ ဒိဗ္ဗေ-နတ်၌ဖြစ်ကုန် သော၊ ကာမေ-ဝတ္ထုအာရုံကာမဂုဏ်တို့ကို၊ ပရိယေသိတုံ-ရှာမှီးခြင်းငှာ၊ သမ ယော-အခါပေတည်း၊ ကာတကုမာရ - သားတော်မင်းသား၊ တံ-သင်သား တော်သည်၊ ဟေ-လာလော့၊ သမုဒ္ဓပရိယန္တံ- သမုဒ္ဓရာ အပိုင်းအခြားရှိသော၊ ဣမံယထိ-ဤဗုဒ္ဓဗျူဟိမ် မြေအပြင်ကို၊ ပဋိပဇ္ဇ-ကျင့်လော့၊ ဝါ-သိမ်းပိုက် လော့၊ အဟံပန -ခမည်းတော်သည်ကား၊ ကေသမသ္မိ-ဆံ့မုတ်ဆိတ်ကျင်စွယ်ကို၊ ဩဟာရေတွာ-ပယ်ချ၍၊ ကာသာယာနိ-ဖန်ရည်ဖြင့် ဆိုးအပ်ကုန်သော၊ ဝါ- ဖန်ရည်ကို သောက်တတ်ကုန်သော၊ ဝါ-ဖန်ရည်သည် တပ်စွမ်းအပ်ကုန်သော၊ ဝတ္တာနိ-တို့ကို၊ အတ္ထာဒေတွာ-ဝတ်၍၊ အဂါရသ္မာ-မူ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-

သို့၊ ဝါ-ကို၊ ပဗ္ဗဇိဿာမိ-ကပ်ရောက်တော် မူပေအံ့၊ ဝါ-ကျင့်တော်မူပေအံ့၊
ဣတိ-သို့၊ အဝေါစ-ပြီ။

၈၃။ ဘိက္ခဝေ-တို့၊ အထပစ္စာ - ပြောဆိုပြီးရာ ကာလမှ နောက်၌၊ ဒဠ
နေမိ-သော၊ ရာဇာ-သည်၊ ဇေဋ္ဌပုတ္တိ-သော၊ ကုမာရ်-ကို၊ သာဓုကံ-ကောင်း
စွာ၊ ရုဇ္ဇေ - မင်း၏အဖြစ်၌၊ သမနုသာသိတာ - ကောင်းစွာ သွန်သင်ဆုံးမ
နည်းလမ်းပြပြီး၍၊ ကေသမထုံ-ဆံ့မုတ်ဆိတ် ကျင့်စွယ်ကို၊ ဩဟာရေတွာ-၍၊
ကာသာယာနိ-ကုန်သော၊ ဝတ္ထာနိ-တို့ကို၊ အတ္ထာဒေတွာ-၍၊ အဂါရသ္မာ-မှ၊
နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇိ-ကပ်ရောက်ပြီ၊ ဘိက္ခဝေ-တို့၊ ရာဇိသိမ္ပိ-
မင်းရသေ့သည်၊ သတ္တာဟပဗ္ဗဇိတေ-ရသေ့ပြုပြီးသော မင်းရသေ့အား ခုနစ်ရက်
ရှိလတ်သော်၊ ဝါ-ရသေ့ပြုပြီးရာ အခါမှစ၍ ခုနစ်ရက်ရှိလတ်သော်၊ ဒိဗ္ဗ-
သော၊ စက္ကရတနံ-သည်၊ အန္တရဓာယိ-ကွယ်ပျောက်ပြီ၊ ဘိက္ခဝေ-တို့၊ အထ
တသ္မိံ ကာလေ-စကြာရတနာ ကွယ်ပျောက်ရာထိုအခါ၌၊ အညတရော-သော၊
ပုရိသော-သည်၊ ယေန ဌာနေန-၌၊ ခတ္တိယော-မင်းဇာတ်ရှိသော၊ မုဒ္ဒါဘိ-
သိတ္တော-ဦးထိပ်ထက်၌ သွန်းလောင်းအပ်ပြီးသော အဘိသိက်ရှိသော်၊ ရာဇာ-
သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတွာ-၍၊ ခတ္တိယံ-
သော၊ မုဒ္ဒါဘိသိတ္တံ-သော၊ ရာဇာနံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊
အဝေါစ-နည်း၊ ဒေဝ - မြတ်၊ အဟံ - သည်၊ ယဇ္ဇေ - ပါ၏၊ တံ - သည်၊
ဇာနေယျာသိ မူပပါလော၊ ဒိဗ္ဗ-သော၊ စက္ကရတနံ-သည်၊ အန္တရဟိတံ-ကွယ်
ပျောက်ခဲ့ပါပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘိက္ခဝေ-တို့၊ အထတသ္မိံ ကာလေ-
မင်းချင်းယောက်ျားကံ သံတော်ဦးတင်ရာ ထိုအခါ၌၊ ခတ္တိယော-သော၊ မုဒ္ဒါဘိ
သိတ္တော-သော၊ ရာဇာ-သည်၊ ဒိဗ္ဗ-သော၊ စက္ကရတနေ-သည်၊ အန္တရဟိတေ-ကွယ်
ပျောက်ခဲ့သည်ရှိသော်၊ အနတ္တမနော-မိမိစိတ်မရှိသည်၊ ဝါ-ပီတိသောမနဿတိ
သည်ယူအပ်သောစိတ်မရှိသည်၊ ဝါ-ပီတိသောမနဿတိသည်မယူအပ်သော စိတ်
ရှိသည်၊ အဟောသိ-ပြီ၊ အနတ္တမနတဉ္စ - မိမိစိတ်မရှိသည်၏ အဖြစ်ကိုလည်း၊
ပဋိသံဝေဒေသိ သိစေပြီ၊ ပဋိသံဝေဒေတွာ - ပြီး၍၊ (ကြိယာပြင်၍ ဝါကျ
ဆက်သည်)၊ ဆောရာဇာ-သည်၊ ယေန ဌာနေန-၌၊ ရာဇိသိ-မင်းရသေ့သည်၊
အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတွာ-၍၊ ရာဇိသိံ-ကို၊
တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဒေဝ-ခမည်းတော်
မင်းမြတ်၊ အဟံ-ဘုရားသားတော်သည်၊ ယဇ္ဇေ-သံတော်ဦးတင်ပုံပါ၏၊ တံ-
သည်၊ ဇာနေယျာသိ-မူပပါလော၊ ဒိဗ္ဗ-သော၊ စက္ကရတနံ-သည်၊ အန္တရဟိတံ-
ခဲ့ပါပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘိက္ခဝေ-တို့၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊
ရာဇိသိ-သည်၊ ခတ္တိယံ-သော၊ မုဒ္ဒါဘိသိတ္တံ-သော၊ ရာဇာနံ-ကို၊ တေဝစနံ-ကို၊
အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ တာတ-သားတော်၊ တံ-သည်။

ဒိဗ္ဗေ-သော၊ စက္ကရတနေ-သည်၊ အန္တရဟိတေ - ကွယ်ပျောက်ခဲ့သည်ရှိသော်၊ အနတ္တမနော-သည်၊ မာအဟောသိ - မဖြစ်လင့်၊ အနတ္တမနတဉ္စ-ကိုလည်း၊ မာပဋိသံဝေဒေသိ-လင့်၊ တာတ-သားတော်၊ ဒိဗ္ဗိ-သော၊ စက္ကရတနံ-သည်၊ တေ-၏၊ ပေတ္တိကံ-အတမှလာသော၊ ဝါ-အဘ၏ဥစ္စာဖြစ်သော၊ ဝါ-ဘိုးမေ့တမေ့ဖြစ်သော၊ ဒါယဇ္ဇိ-အမိအဘတို့သည် ပေးအပ်သော အမေ့ကိုခံယူတတ်သော သားသမီးတို့၏ ဥစ္စာဖြစ်သော အမေ့အနှစ်သည်၊ နဟိဟောတိ-မဟုတ်သည်သာ၊ တာတ-သားတော်၊ အဟံ-ခံမည်းတော်သည်၊ ဣသံ-မူ၏၊ တံ-သည်၊ အရိယေ-ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေး စင်ကြယ်သော၊ စက္ကဝတ္တိဝတ္တေ-စက္ကဝတ်မင်း၏ ကျင့်ဝတ်၌၊ ဝတ္တာဟိ-ကျင့်လော့၊ ယံယေန ဌာနေန-ကြောင့်၊ အရိယေ-သော၊ စက္ကဝတ္တိဝတ္တေ-၌၊ ဝတ္တမာနဿ-ကျင့်သည်ဖြစ်၍၊ ပန္နရသေ-တစ်ဆယ့်ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်သော၊ ဥပေါသထေ - အကျင့်သီလအာစာရနှင့်တကွ ပြည့်စုံလျက် စောင့်သုံးနေထိုင်ရာဖြစ်သော၊ တဒဟု-ထိုနေ့၌၊ (တစ်နည်း) တဒဟုပေါသထေ- ထိုနေ့ ဥပုသ်နေ့၌၊ သိသံ-ဦးခေါင်းကို၊ နှာတဿ - ရေချိုးပြီးသည်ဖြစ်၍၊ (တစ်နည်း) သိသံနှာတဿ-ဦးခေါင်းနှင့်တကွ ရေချိုးပြီးသည်ဖြစ်၍၊ ဥပေါသထိကဿ-စောင့်သုံးအပ်သောဥပုသ်ရှိသည်ဖြစ်၍၊ ဥပရိပါသာဒဝရဂတဿ-မြတ်သောပြာသာဒ်ထက်သို့ ရောက်သော၊ တေ-အား၊ ဒိဗ္ဗိ-သော၊ သဟဿာရံ-တစ်ထောင်သော အကန်ရှိသော၊ ဝါ-တစ်ထောင်သော တောက်ဆန်ရှိသော၊ သနေမိကံ-အကွပ်နှင့်တကွဖြစ်သော၊ ဝါ-တံကုနှင့် တကွဖြစ်သော၊ သနာဘိကံ-ချက်နှင့်တကွဖြစ်သော၊ ဝါ-ပုံတောင်းနှင့် တကွဖြစ်သော၊ သဗ္ဗာကာရပရိပူရံ - အလုံးစုံသော ကောင်းသော အခြင်းအရာတို့ဖြင့်ပြည့်သော၊ စက္ကရတနံ-သည်၊ ပါတုဘဝိဿတိ - ထင်ရှားဖြစ်လိမ့်လတ္တံ့၊ တေဌာနံ - ဤအကြောင်းသည်၊ ဝိဇ္ဇတိ ခေါ် ပန-ရှိသည်သာ၊ ဣတိ-သို့၊ အဝေါစ-မင်းရသေ့က ပြောဆိုပြီ။

စက္ကဝတ္တိအရိယဝတ္တ

၈၄။ ဒေဝ-မြတ်၊ အရိယံ-သော၊ တံစက္ကဝတ္တိဝတ္တံ-သည်၊ ကတမံ ပန-အဘယ်ပါနည်း၊ (တစ်နည်း) ကတမံ-အဘယ်သည်၊ အရိယံ-သော၊ တံ စက္ကဝတ္တိ ဝတ္တံ ပန-ထိုစက္ကဝတ်မင်း၏ အကျင့်ပါနည်း၊ ဣတိ-သို့၊ အဝေါစ-သားတော်မင်းက သံတော်ဦး တင်ပြန်ပြီ၊ တာတ-သားတော်၊ အဟံ-သည်၊ တေနဟိ-တိုက်တုန်းတော်မူ၏၊ (တစ်နည်း)။ ။တာတ-သားတော်၊ ယေန ကာရဏေန-အကြင် အကြောင်းကြောင့်၊ တံ-သည်၊ အရိယံ-သော၊ စက္ကဝတ္တိဝတ္တံ-ကို၊ ပုစ္ဆသိ-မေးလျှောက်ခဲ့၏၊ တေနဟိ ကာရဏေန- သင်၏ ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေး စင်ကြယ်သော စက္ကဝတ်မင်း၏ ကျင့်ဝတ်ကို မေးလျှောက်ခဲ့သည်၏ အဖြစ်ဟူသော ထိုအကြောင်းကြောင့်သာလျှင်၊ (တစ်နည်း)

တဘတ-တော်၊ တံ-သည်၊ အရိယံ-သော၊ စက္ကဝတ္ထိ ဝတ္ထိ-ကို၊ ယဒိ ပုစ္ဆသိ-
 အကယ်၍ မေးလျှောက်ခဲ့အံ့၊ တေန ဟိ-ထိုသို့ မေးလျှောက်ခဲ့သည် ရှိသော်၊
 ဝါ-ထိုသို့ မေးလျှောက်ခဲ့ပြီးတကား၊ တံ-သည်၊ ဓမ္မံ ယော-ဆယ်ပါးသော
 ကုသိုလ် ကမ္မပထတရားကိုသာလျှင်၊ နိဿယ-၍၊ ဓမ္မံ ဝေ-ကိုသာလျှင်၊ (ဝေ
 သဒ္ဓါလိုက်ယှဉ်ပါ)၊ သက္ကရာဇန္တော-ကောင်းစွာပြုလျက်၊ ဓမ္မံ ဝေ-ကိုသာလျှင်၊
 ဂရုံ ကရာဇန္တော-အလေးပြုလျက်၊ ဓမ္မံ ဝေ-ကိုသာလျှင်၊ မာနေန္တော-မြတ်နိုး
 လျက်၊ ဓမ္မံ ဝေ-ကိုသာလျှင်၊ ပူဇေန္တော-ပူဇော်လျက်၊ ဓမ္မံ ဝေ-ကိုသာလျှင်၊
 အပထယမာနော- အလေးအမြတ်ပြုလျက်၊ ဓမ္မဒ္ဓဇော-ဆယ်ပါးသော ကုသိုလ်
 ကမ္မပထတရား တည်းဟူသော တံခွန်ရှိသည်၊ ဓမ္မကေတု - ဆယ်ပါးသော
 ကုသိုလ် ကမ္မပထတရားတည်းဟူသော အလံရှိသည်၊ ဓမ္မာဓိပတေယျာ-အကြီး
 အကျ်းဖြစ်သော တရားမှလာသည်၊ ဟုတော-၍၊ အန္တောဇနသ္မိံ - နန်းတွင်းသူ
 ၎င်း မောင်း၌ လည်းကောင်း၊ ဗလကာယသ္မိံ - ရဲမက်ဗိုလ်ပါအပေါင်း၌လည်း
 ကောင်း၊ ခတ္ထိယေသု-မင်းဇာတ်ရှိသော ပုဂ္ဂိုလ်တို့၌ လည်းကောင်း၊ အနုယန္တေ
 သု-မိမိနောက်သို့အစဉ်လိုက်တတ်ကုန်သော မင်းတို့၌ လည်းကောင်း၊ ဗြာဟ္မဏ
 ဂဟပတိကေသု-ပုဏ္ဏားအိမ်ရှင် သူကြွယ်တို့၌ လည်းကောင်း၊ နေဂမဇာနပဒေ
 သု-နိဂုံးနေသူ လူအပေါင်း၊ ဇနပုဗ္ဗိနေသူ လူအပေါင်းတို့၌ လည်းကောင်း၊
 သမဏဗြာဟ္မဏေသု-ငြိမ်းအေးစေအပ်ပြီးသော မကောင်းမှုရှိသောရဟန်း၊ တား
 မြစ်ကန်ကွက် မင်္ဂလက်နက်ဖြင့် ပယ်ဖျက်အပ်ပြီးသော မကောင်းမှုရှိသောရဟန်း
 တို့၌ လည်းကောင်း၊ မိဂပရိသု-သားငှက်တို့၌ လည်းကောင်း၊ ဓမ္မိကံ-တရား
 ရှိသော၊ ဝါ-တရား၌ယှဉ်သော၊ ဝါ-တရားအားလျော်သော၊ ရက္ခာဝရဏ-
 ဂုတ္တိံ -ခန္တိအဝိဟိံ သ အရရှိသော စောင့်ရှောက်ခြင်း၊ ပိတ်ဆို့ တားမြစ်ခြင်း၊
 လုံခြုံစေခြင်းကို၊ သံဝိဒေ-သု - စီရင်လေ့၊ တဘတ-သားတော်၊ တေ-၏၊
 ဝီဇိတေ-အာဏာနွဲ့ရာ တိုင်းနိုင်ငံ၌၊ အဓမ္မကာရာ-မတရားသော ပြုခြင်းသည်၊
 ဝါ-တရားမရှိသော ပြုခြင်းသည်၊ မာ ပဝတ္တိတ္ထ-မဖြစ်စေလင့်၊ တဘတ-တော်၊
 တေ-၏၊ ဝီဇိတေ-၌၊ ယေ စ ပုဂ္ဂလာ-တို့သည်လည်း၊ အနော-ဥစ္စာ မရှိကုန်
 သည်၊ အဿု-ဖြစ်ကုန်၏၊ ဘေသံ စ ပုဂ္ဂလာနံ-တို့အားလည်း၊ ခနံ-ကို၊ အနုပု-
 ဒေယျာသိ-လျော်စွာ ပေးလေ့၊ တဘတ-တော်၊ တေ-၏၊ ဝီဇိတေ-၌၊ ယေ
 စ သမဏဗြာဟ္မဏာ-တို့သည်လည်း၊ မဒပ္ပမာဒါ-မာန်ယစ်ခြင်း၊ မေ့လျော့ခြင်း
 မှ၊ မဒ္ဓိဝိရတာ - အသီးသီး ကင်းလျက် ရှောင်ကြဉ်ကြကုန်သည်၊ ခန္တိံ သော
 ရုဗ္ဗေ-သည်းခံခြင်း၊ တင့်တယ်သော ကာယကံ ဝစီကံတို့၌ မေ့လျော်သည်၏
 အဖြစ်၌၊ ဝါ-သည်းခံခြင်း၊ ကာယဒုစရိုက် ဝစီဒုစရိုက်တို့မှ ကောင်းစွာ ရှောင်
 ကြဉ်သည်၏အဖြစ်၌၊ နိဝံဇ္ဇာ-တည်ကြကုန်သည်၊ ဟုတော-ကုန်၍၊ ကေ-အချို့
 သော၊ အတ္တာနံ-မိမိစိတ်ကို၊ (တစ်နည်း) ကေ-အဖော်မမှီး တစ်ကိုယ်တည်းသာ
 နေသော၊ အတ္တာနံ-မိမိကို၊ ဒမေန္တိ - ဆုံးမကြကုန်၏၊ ကေ-အချို့ သော၊

အတ္တာနံ-မိမိစိတ်ကို၊ (တစ်နည်း) ကေ-အဖော်မမှီး တစ်ကိုယ်တည်းသာနေ
 သော၊ အတ္တာနံ-မိမိကို၊ သမေန္တိ-ငြိမ်းအေးစေကြကုန်၏၊ ကေ-အချို့သော၊
 အတ္တာနံ - မိမိစိတ်ကို၊ (တစ်နည်း) ကေ - အဖော်မမှီး တစ်ကိုယ်တည်းသာ
 နေသော၊ အတ္တာနံ-မိမိကို၊ ပရိနိဗ္ဗာပေန္တိ-ငြိမ်းအေးစေကြကုန်၏၊ ငတ သမဏ-
 ပြာဟ္မဏေ-တို့ကို၊ ဝါ-တို့သို့၊ ကာလေန ကာလံ-ရံခါရံခါ၊ ဝါ-ရံဖန်ရံခါ၊ ဝါ-
 သင့်လျော်လျောက်ပတ် ကောင်းမြတ်သောအခါ၌၊ ဥပသကံမိတွာ-၍၊ ပရိ-
 ပုဇ္ဈေယျာသိ-အဖန်ဖန် မေးလေလော့၊ ပရိဂ္ဂဏေယျာသိ- အဖန်ဖန် စုံစမ်းလေ
 လော့၊ ကိ-သို့၊ ပရိပုဇ္ဈေယျာသိ-နည်း၊ ပရိဂ္ဂဏေယျာသိ-နည်း သန္တေ-တို့၊
 ကုသလံ-ကုသိုလ်သည်၊ ဝါ-အပြစ်မရှိသော တရားသည်၊ ကိ-အဘယ်ပါနည်း၊
 အကုသလံ-အကုသိုလ်သည်၊ ဝါ-ကုသိုလ်၏ဆန့်ကျင်ဘက်ဖြစ်သော တရားသည်၊
 ကိ - အဘယ်ပါနည်း၊ သာဝဇ္ဇံ - အပြစ်နှင့်တကွ ဖြစ်သော တရားသည်၊
 ဝါ- အပြစ်ရှိသော တရားသည်၊ ကိ- အဘယ်ပါနည်း၊ အနဝဇ္ဇံ - အပြစ်
 မရှိသော တရားသည်၊ ကိ- အဘယ်ပါနည်း၊ သေဝိတဗ္ဗံ- မှီဝဲအပ် မှီဝဲသင့်
 မှီဝဲထိုက်သော တရားသည်၊ ကိ- နည်း၊ န သေဝိတဗ္ဗံ - မမှီဝဲအပ်၊ မမှီဝဲသင့်
 မမှီဝဲထိုက်သော တရားသည်၊ ကိ - ပါနည်း၊ ကိ- အဘယ် တရားသည်၊
 ဝါ - ကိုး မေ- အကျွန်ုပ်အား၊ ဝါ - သည်၊ ကရိယမာနံ - ပြုအပ်သည်
 ရှိသော်၊ ဒိဃရတ္တံ- ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ အဟိတာယ- အစီး
 အပွားမဲ့ကို ပြုခြင်းငှာလည်းကောင်း၊ ဒုက္ခာယ- ဆင်းရဲကို ပြုခြင်းငှာ လည်း
 ကောင်း၊ အဿ- ဖြစ်ရာပါသနည်း၊ ဝါပန- ထိုမှတစ်ပါး၊ ကိ-သည်၊ ဝါ-ကို၊
 မေ-အား၊ ဝါ-သည်၊ ကရိယမာနံ- သော်၊ ဒိဃရတ္တံ- လုံး၊ ဟိတာယ- အစီး
 အပွားကို ပြုခြင်းငှာလည်းကောင်း၊ သုခါယ- ချမ်းသာကို ပြုခြင်း အကျိုးငှာ
 လည်းကောင်း၊ အဿ-ပါနည်း၊ ဣတိ-သို့၊ ပရိပုဇ္ဈေယျာသိ-လော့၊ ပရိဂ္ဂဏေ-
 ယျာသိ- လော့၊ တေသံ သမဏ ပြာဟ္မဏာနံ- တို့၏၊ သန္တိကံ- မှ၊ သုတွာ-
 ကြားရ၍၊ အကုသလံ- သော၊ ယံကမ္မံ- အကြင်အမှုသည်၊ အတ္ထိ-ရှိ၏၊ တံကမ္မံ-
 ကို၊ အာဘိနိဝဇ္ဇေယျာသိ- ရှောင်ကြဉ်လေလော့၊ ကုသလံ- သော၊ ယံကမ္မံ-သည်၊
 အတ္ထိ- ၏၊ တံကမ္မံ- ကို၊ သမာဒါယ- ကောင်းစွာယူ၍၊ ဝါ-ဆောက်တည်၍၊
 ဓဇ္ဈေယျာသိ- ကျင့်လေလော့၊ တာတ-တော်၊ အရိယံ-သော၊ စက္ကဝတ္တိဝတ္တိ-
 သည်၊ ဣဒံခေါ - ဤဆယ်ပါး၊ တစ်ဆယ့် နှစ်ပါးသော ကျင့်ဝတ်သာလျှင်
 တည်း၊ (တစ်နည်း) ဣဒံ-ဤဆယ်ပါး၊ တစ်ဆယ့်နှစ်ပါးသောကျင့်ဝတ်သည်၊
 အရိယံ-သော၊ စက္ကဝတ္တိဝတ္တိခေါ-သည်သာလျှင်တည်း၊ ဣတိ-သို့၊ အဝေါစ-
 မင်းရသောက ပြောဆိုပြီ။

စက္ကရတနပါတုဘဝ

☞

၈၅။ ဘိက္ခုဝေ-တို့၊ ဝေ-ဤသို့၊ ဝုတ္တေ-မင်းရသောက ပြောဆိုအပ်သည် ရှိသော်၊ ခတ္တိယော-သော၊ မုဒ္ဒါဘိသိတ္တော-သော၊ ရာဇာ-သည်၊ ဝေဝ-မြတ်၊ ဝေ-ပါပြီ၊ ဣတိခေါ-သာလျှင်၊ ရာဇိသိဿ-အား၊ ပဋိဿုတော-ပြီး၍၊ အရိယံ-သော၊ စက္ကဝတ္ထိဝတ္တံ-ကို၊ ဝတ္ထိ-ကျင့်ပြီး၊ အရိယေ-သော၊ စက္ကဝတ္ထိဝတ္တေ-၌၊ စတ္တမာနဿ-၍၊ ပန္နရသေ-သော၊ ဥပေါသထေ-သော၊ တဒဟု-၌၊ သီသံ-ကို၊ နှာတဿ-ဖြစ်၍၊ ဥပေါသထိကဿ - ၍၊ ဥပရိပါသာဒဝရဂတဿ - သော၊ တဿရညော-အား၊ ဒိဗ္ဗံ-သော၊ သဟဿာရံ-သော၊ သနေမိကံ-သော၊ သနာ-သိကံ-သော၊ သဗ္ဗာကာရပရိပူရံ-သော၊ စက္ကရတနံ-သည်၊ ပါတုရဟောသိ-ပြီး၊ ဒိဗ္ဗံ-သော၊ သဟဿာရံ-သော၊ သနေမိကံ-သော၊ သနာဘိကံ-သော၊ သဗ္ဗာကာရ-ပရိပူရံ-သော၊ စက္ကရတနံ-ကို၊ ဒိဿာန-မြင်ရသည်ရှိသော်၊ ဝါ-မြင်ရခြင်းကြောင့်၊ ခတ္တိယဿ-သော၊ မုဒ္ဒါဘိသိတ္တဿ-သော၊ ရညော-အား၊ ဧတံ ပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီး၊ ကိ-သည်၊ အဟောသိ-နည်း၊ မေ-သည်၊ ဧတံဝစနံ-ကို၊ သုတံခေါ-ကြားအပ်သည်သာ၊ ဝါ-ကြားဖူးသည်သာ၊ ကိ-သို့၊ သုတံ-နည်း၊ ပန္နရသေ-သော၊ ဥပေါသထေ-သော၊ တဒဟု-၌၊ သီသံ-ကို၊ နှာတဿ-၍၊ ဥပေါသထိကဿ-၍၊ ဥပရိပါသာဒဝရဂတဿ-သော၊ ခတ္တိယဿ-သော၊ မုဒ္ဒါဘိသိတ္တဿ-သော၊ ယဿရညော-အား၊ ဒိဗ္ဗံ-သော၊ သဟဿာရံ-သော၊ သနေမိကံ-သော၊ သနာဘိကံ-သော၊ သဗ္ဗာကာရ ပရိပူရံ-သော၊ စက္ကရတနံ-သည်၊ ပါတုဘဝတိ-၏၊ သောရာဇာ-သည်၊ စက္ကဝတ္ထိ-စကြာရတနာကို လည်စေတတ်သော၊ ရာဇာ-သည်၊ ဟောတိ-ဖြစ်လေ၏၊ ဣတိ-သို့၊ သုတံခေါ-သည်သာ၊ အဟံ-သည်၊ စက္ကဝတ္ထိ - သော၊ ရာဇာ-သည်၊ အဿံနုခေါ - ဖြစ်လေသလော၊ ဣတိဧတံ ပရိဝိတက္ကနံ - သည်၊ အဟောသိ - ပြီ၊ ဘိက္ခုဝေ - တို့၊ အထတသ္မိံ ကာလေ-အကြံဖြစ်ရာထိုအခါ၌၊ ခတ္တိယော-သော၊ မုဒ္ဒါဘိသိတ္တော-သော၊ ရာဇာ-သည်၊ အာသနာ-မှ၊ ဥဋ္ဌာယ-၍၊ ဥတ္တရာသင်္ဂံ-အထက်သတ်မှတ်ပခုံးရပ်၌ ငြိကပ်တင်လှမ်းအပ်သော ကိုယ်ဝတ် စုလျားကို၊ ဧကံသံ-လက်ဝဲတစ်ဖက် ပခုံးထက်၌၊ ကရိတော-ထား၍၊ (တစ်နည်း)ဧကံသံကရိတော-လက်ကန်တော့ထိုး၍၊ ဝါ-စမှယ်တင်၍၊ ဝါမေန - လက်ဝဲဖြစ်သော၊ ဟတ္ထေန - လက်ဖြင့်၊ ဘိကာရံ-ကာကို၊ ဝဟေတော-ကိုင်၍၊ ဒက္ခိဏေန-လက်ယာဖြစ်သော၊ ဟတ္ထေန-ဖြင့်၊ စက္ကရတနံ-သို့၊ အဗ္ဘုက္ကိရိ-ရှေးရှု ကြဲဖြန့်ပြီး၊ ကိံဝစနံ-ကို၊ ဝတော-၍၊ အဗ္ဘုက္ကိရိ-နည်း၊ ဘဝံစက္ကရတနံ-အရှင်စကြာရတနာသည်၊ ပဝတ္တတု-လည်ပါလော့၊ ဝါ-လည်ပါစေသတည်း၊ ဘဝံစက္ကရတနံ-သည်၊ အဘိဝိဇိနာတု-အောင်မြင်ပါလော့၊ ဝါ-အောင်မြင်ပါစေသတည်း၊ ဣတိဣဒံဝစနံ-ကို၊ ဝတော-၍၊ အဗ္ဘုက္ကိရိ-ပြီး၊ ဘိက္ခုဝေ-တို့၊ အထတသ္မိံ ကာလေ-စကြာရတနာသို့ရှေးရှုကြဲဖြန့်ရာထိုအခါ၌၊

တံစက္ကရတနံ-သည်။ ပုရတ္ထိမံ-အရှေ့ဖြစ်သော၊ ဒိသံ-အရပ်မျက်နှာသို့၊ ပဝတ္ထိ-
လည်ပြီ၊ စက္ကဝတ္ထိ-သော၊ ရာဇာ-သည်။ စတုရဂီနိယာ-ဆင် မြင်း ရထား၊ ခြေ
သည်အားဖြင့် လေးပါးသော အင်္ဂါရှိသော၊ သေနာယ-စစ်သည်နှင့်၊ သဒ္ဓိ-
ကု၊ အန္တဒေဝ = အနုအဒိဝေဒံ-အစဉ်လိုက်သည်သာ၊ ဘိက္ခဝေ-တို့၊ ယသ္မိံ ပဒေသေ-
အကြင်အရပ်၌၊ စက္ကရတနံ-သည်၊ ပတိဋ္ဌာသိ-တည်ပြီ၊ တတ္ထတသ္မိံ ပဒေသေ-
ထိုအရပ်၌၊ စက္ကဝတ္ထိ-သော၊ ရာဇာ-သည်၊ စတုရဂီနိယာ-သော၊ သေနာယ-
နှင့်၊ သဒ္ဓိ-တကု၊ ဝါသံ-နေခြင်းသို့၊ ဥပဂစ္ဆိ-ကပ်ရောက်ပြီ၊ ဘိက္ခဝေ-တို့၊
ပုရတ္ထိမာယ-သော၊ ဒိသာယ-၌၊ ယေ ပဋိရာဇာနော-အကြင် ဆန့်ကျင်ဘက်
ဖြစ်သော မင်းတို့သည်၊ သန္တိ-ကုန်၏၊ တေ ပဋိရာဇာနော-ထိုဆန့်ကျင်ဘက်ဖြစ်
သော မင်းတို့သည်၊ စက္ကဝတ္ထိ-သော၊ ရာဇာနံ-ကို၊ ဝါ-သို့၊ ဥပသကံမိတံာ-
ကုန်၍၊ ဝေ-သို့၊ အာဟံသု-သံတော်ဦးတင်ကြကုန်ပြီ၊ ကိ-သို့၊ အာဟံသု-ကုန်
သနည်း၊ မဟာရာဇ-မြတ်၊ တံ-သည်၊ ဟေ-ကြွလာတော်မူပါလော့၊ မဟာ
ရာဇ-မြတ်၊ တေ-အား၊ သွာဂတံ=သုအာဂတံ-ကောင်းသောလာခြင်းသည်၊
ဟောတု-ဖြစ်ပါစေသတည်း၊ (တစ်နည်း) မဟာရာဇ-မြတ်၊ တေ-၏၊ အာဂတံ-
ကြွလာတော်မူခြင်းသည်၊ သွာဂတံ=သုအာဂတံ-ကောင်းသော ကြွလာတော်
မူခြင်းပါတည်း၊ မဟာရာဇ-မြတ်၊ ဣဒံရဋ္ဌံ - ဤတိုင်းနိုင်ငံသည်၊ တေ-၏၊
သကံ - မိမိဥစ္စာဖြစ်သော တိုင်းနိုင်ငံပါတည်း၊ မဟာရာဇ - မြတ်၊ တံ-သည်၊
အနုသာသ-သွန်သင်ဆုံးမ နည်းလမ်းပြတော်မူပါလော့၊ ဣတိဝေ-သို့၊ အာ
ဟံသု-ကုန်ပြီ၊ စက္ကဝတ္ထိ-သော၊ ရာဇာ-သည်၊ ဝေ-သို့၊ အာဟ-ပြီ၊ ကိ-သို့၊
အာဟ-နည်း၊ တုမေဟိ - တို့သည်၊ ပါဏော - သတ္တဝါကို၊ န ဟန္တုဗျော-
မသတ်အပ်၊ အဒိန္နံ-အရှင်သည် ကိုယ်နှုတ်ဖြင့်မပေးအပ်သော လူဇာတ်ရှိသော
တစ်ပါးသောသူ၏ဥစ္စာကို၊ န အာဒါတဗ္ဗံ-မယူအပ်၊ ကာမေသု-ဝတ္ထုကာမ
တို့၌၊ မိစ္ဆာ-ကိလေသာကာမ၏ အစွမ်းအားဖြင့် ချွတ်ယွင်းဖောက်ပြန် မဟုတ်
မမှန်သောအားဖြင့် ကျင့်ခြင်းကို၊ န စရိတဗျော-မကျင့်အပ်၊ မုသာ-ချွတ်ယွင်း
ဖောက်ပြန် မဟုတ်မမှန်သောစကားကို၊ န ဘဒသိတဗျော-မပြောဆိုအပ်၊ မဇ္ဇိ-
သေကို၊ န ပါတဗ္ဗံ-မသောက်အပ်၊ တုမေ-တို့သည်၊ ယထာဘုတ္တံ-အကြင်
အကြင် စားအပ်သော အခွန်အတုပ်ကိုသာလျှင်၊ ဘုဉ္ဇထ-စားမြဲ စားကြကုန်
လော့၊ ဣတိဝေ-သို့၊ အာဟ-ပြီ၊ ဘိက္ခဝေ-တို့၊ ပုရတ္ထိမာယ-သော၊ ဒိသာယ-၌၊
ယေပဋိရာဇာနော-တို့သည်၊ သန္တိ-ကုန်၏၊ တေပဋိရာဇာနော-တို့သည်၊ စက္က
ဝတ္ထိသ-သော၊ ရညော-၏၊ အနုယန္တာ-နောက်သို့ အစဉ်လိုက်ကြကုန်သည်၊
အဟေသံ-ကုန်ပြီ။

၈၆။ ဘိက္ခဝေ-တို့၊ အထပစ္စာ-အရှေ့ ကျွန်းကိုအောင်မြင်ပြီးရာ စာလမ္မ
နေောက်၌၊ တံစက္ကရတနံ - သည်၊ ပုရတ္ထိမံ - အရှေ့ဖြစ်သော၊ သမုဒ္ဒိ - သို့၊

အဇ္ဈောဂါဟေတော - သက်ဝင်ပြီး၍၊ ပစ္စုတ္တရိတော-အရှေ့သမုဒ္ဒရာမှ တစ်ဖန်
တက်၍၊ ဒက္ခိဏံ-တောင်ဖြစ်သော၊ ဒိသံ-သို့၊ ပဝတ္ထိ-လည်ပြန်ပြီး၊ (ဤမှနောက်၌
ဖော်ပြလတ္တံ့ သော ဝါကျပေယျာလသည် ပေါ်လွင်ထင်ရှားလှပြီဖြစ်၍ အနက်
မယောဇနာတော့ဘဲ ပါဠိသက်သက်ဖြင့်သာ ဖော်ခဲ့တော့လတ္တံ့။)

(အနန္ဒဇေဝ ရာဇာ စက္ကဝတ္ထိ သဒ္ဓိံ စတုရဂီနိယာ သေနာယ၊ ယသ္မိံ
ခေါ ပန ဘိက္ခဝေ ပဒေသေ စက္ကရုတနံ ပတိဋ္ဌာသိ၊ တတ္ထ ရာဇာ
စက္ကဝတ္ထိ ဝါသိ ဥပဂစ္ဆိံ စတုရဂီနိယာ သေနာယ၊ ယေ ခေါ ပန
ဘိက္ခဝေ ဒက္ခိဏာယ ဒိသာယ ပဋိရာဇာနော တေ ဣဇာနံ စက္ကဝတ္ထိံ
ဥပသကံမိတော ဝေမာဟံသု “ဟေ ခေါ မဟာရာဇ သွာဂတံ တေ
မဟာရာဇ သကံ တေ မဟာရာဇ အနုသာသ မဟာရာဇာ” တိ၊
ရာဇာ စက္ကဝတ္ထိ ဝေမာဟံ ပါဏော နဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ
ကာမေသုမိစ္ဆာ န စရိတဗ္ဗာ၊ မုသာ န ဘာသိတဗ္ဗာ၊ မဇ္ဇံ န ပါတဗ္ဗံ၊
ယထာဘုတ္တဉ္စ ဘုဉ္စထာတိ၊ ယေ ခေါ ပန ဘိက္ခဝေ ဒက္ခိဏာယ ဒိသာယ
ပဋိရာဇာနော၊ တေ ရညော စက္ကဝတ္ထိယ အနုယန္တော အဟေသိ။)

☰

ဘိက္ခဝေ-တို့၊ အထပစ္စာ - တောင်ကျွန်းကို အောင်မြင်ပြီးရာ ကာလမှ
နောက်၌၊ တံစက္ကရုတနံ-သည်၊ ဒက္ခိဏံ - သော၊ သမုဒ္ဓိ-သို့၊ အဇ္ဈောဂါ
ဟေတော-ပြီး၍၊ ပစ္စုတ္တရိတော-ပြီး၍၊ ပစ္ဆိမံ-အနောက်ဖြစ်သော၊ ဒိသံ-သို့၊
ပဝတ္ထိ-လည်ပြန်ပြီး၊ စက္ကဝတ္ထိ-သော၊ ရာဇာ-သည်၊ စတုရဂီနိယာ - သော၊
သေနာယ-နှင့်၊ သဒ္ဓိံ-ကွ အနန္ဒဇေဝ=အနုအဒိဇေဝ-သည်သာ၊ ဘိက္ခဝေ-တို့၊ ယသ္မိံ
ပဒေသေ-၌၊ ဒိပ္ပံ-သော၊ စက္ကရုတနံ-သည်၊ ပတိဋ္ဌာသိ-တည်ပြီ တတ္ထတသ္မိံ ပဒေ
သေ-၌၊ စက္ကဝတ္ထိ-သော၊ ရာဇာ-သည်၊ စတုရဂီနိယာ-သော၊ သေနာယ-နှင့်၊
သဒ္ဓိံ-ကွ၊ ဝါသိ-သို့၊ ဥပဂစ္ဆိံ-ပြီး၊ ဘိက္ခဝေ-တို့၊ ပစ္ဆိမာယ-သော၊ ဒိသာယ-၌၊
ယေ ပဋိရာဇာနော - တို့သည်၊ သန္တိ-ရှိကုန်၏၊ တေ ပဋိရာဇာနော- တို့သည်၊
စက္ကဝတ္ထိံ-သော၊ ရာဇာနံ-သို့၊ ဝါ-ကို၊ ဥပသကံမိတော-ကုန်၍၊ ဇေဝံ-သို့၊ အာဟံသု-
ကုန်ပြီး၊ ကိံ-သို့၊ အာဟံသု-နည်း၊ မဟာရာဇ-မြတ်၊ တံ-သည်၊ ဟေ-မူပါ
လော၊ မဟာရာဇ-မြတ်၊ တေ-အား၊ သွာဂတံ=သုအာဂတံ-သည်၊ ဟောတု-
တည်း၊ မဟာရာဇ-မြတ်၊ ဣဒံရဋ္ဌံ-သည်၊ တေ ၏၊ သကံ-တည်း၊ မဟာရာဇ-
မြတ်၊ တံ-သည်၊ အနုသာသ-မူပါလော၊ ဣတိဇေဝံ-သို့၊ အာဟံသု-ကုန်ပြီး၊
စက္ကဝတ္ထိ-သော၊ ရာဇာ-သည်၊ ဇေဝံ-သို့၊ အာဟ-ပြီး၊ ကိံ-သို့၊ အာဟ-နည်း၊
တုမ္ပေဟိ-တို့သည်၊ ပါဏော-ကို၊ နဟန္တဗ္ဗော-အပ်၊ အဒိန္နံ-ကို၊ နာဒါတဗ္ဗံ-
အပ်၊ ကာမေသု-တို့၌၊ မိစ္ဆာ-ကို၊ န စရိတဗ္ဗာ-အပ်၊ မုသာ-ကို၊ နဘာသိတဗ္ဗာ-
အပ်၊ မဇ္ဇံ-ကို၊ နပါတဗ္ဗံ-အပ်၊ တုမ္ပေ - တို့သည်၊ ယထာဘုတ္တဉ္စ-ကိုသာလျှင်၊

ဘုဉ္ဇထ-ကုန်လော့၊ ဣတိဝေ-သို့၊ အာဟ-ပြီ၊ ဘိက္ခဝေ-တို့၊ ပစ္စိမာယ-သော၊ ဒိသာယ-ဦး၊ ယေ ပဋိရာဇာနော-တို့သည်၊ သန္တိ-ကုန်၏၊ တေ ပဋိရာဇာနော-တို့သည်၊ စက္ကဝတ္တိယ-သော၊ ရညော-၏၊ အနုယန္တာ-ကုန်သည်၊ အဟေသို-ကုန်ပြီ။

၈၇။ ဘိက္ခဝေ-တို့၊ အထပစ္ဆာ - အနောက်ကျွန်းကို အောင်မြင်ပြီးရာ ကာလမှနောက်ဦး၊ တံစက္ကရတနံ-သည်၊ ပစ္စိမံ-သော၊ သမုဒ္ဒံ-သို့၊ အဇ္ဈောဂါ ဟေတုာ-၍၊ ပစ္စုတ္တရိာ-၍၊ ဥတ္တရံ-မြောက်ဖြစ်သော၊ ဒိသံ-သို့၊ ပဝတ္ထိ-ပြန်ပြီ၊ စက္ကဝတ္တိ-သော၊ ရာဇာ-သည်၊ စတုရဂီနိယာ-သော၊ သေနာယ-နှင့်၊ သဒ္ဓိ-က၊ အနုဒေဝ-အနုအဒိဝေ-သည်သာ၊ ဘိက္ခဝေ-တို့၊ ယသ္မိံပဒေ သေ-ဦး၊ စက္ကရတနံ-သည်၊ ပတိဋ္ဌာသိ - တည်ပြီ၊ တဗ္ဘတသ္မိံ ပဒေသေ-ဦး၊ စက္ကဝတ္တိ-လော၊ ရာဇာ-သည်၊ စတုရဂီနိယာ-သော၊ သေနာယ-နှင့်၊ သဒ္ဓိ-က၊ ဝါသံ-သို့၊ ဥပဂစ္ဆိ-ပြီ၊ ဘိက္ခဝေ-တို့၊ ဥတ္တရာယ-သော၊ ဒိသာယ-ဦး၊ ယေ ပဋိရာဇာနော-တို့သည်၊ သန္တိ-ကုန်၏၊ တေ ပဋိရာဇာနော-တို့သည်၊ စက္ကဝတ္တိ-သော၊ ရာဇာနံ - သို့၊ ဝါ - ကို၊ ဥပသကံမိတုာ-ကုန်၍၊ ဝေ-သို့၊ အာဟံသု-ကုန်ပြီ၊ ကိံ-သို့၊ အာဟံသု-ကုန်သည်၊ မဟာရာဇ-မြတ်၊ တံ-သည်၊ ဟေ-လော့၊ မဟာရာဇ-မြတ်၊ တေ-၏၊ အာဂတံ-သည်၊ သွာဂတံ- သုအာဂတံ-ပါတည်း၊ မဟာရာဇ-မြတ်၊ ဣဒိရဋ္ဌံ-သည်၊ တေ-၏၊ သကံ-တည်း၊ မဟာရာဇ-မြတ်၊ တံ-သည်၊ အနုသာသ-မူပါလော့၊ ဣတိဝေ-သို့၊ အာဟံသု-ကုန်ပြီ၊ စက္ကဝတ္တိ-သော၊ ရာဇာ-သည်၊ ဝေ-သို့၊ အာဟ-ပြီ၊ ကိံ-သို့၊ အာဟ-နည်း၊ တုမေဟံ-တို့သည်၊ ပါဏော-ကို၊ နဟန္တဗျော-အပ်၊ အဒိန္နံ-ကို၊ နအာဒါ-တဗ္ဗံ-အပ်၊ ကာမေသု-တို့ဦး၊ မိစ္ဆာ-ကို၊ နစရိတဗ္ဗာ-အပ်၊ မုသာ-ကို၊ နဘာသိ-တဗ္ဗာ-အပ်၊ မဇ္ဇံ - ကို၊ နပံ-တဗ္ဗံ-အပ်၊ တုမေ-တို့သည်၊ ယထာဘူတဉ္ဇ-ကိုသာ လျှင်၊ ဘုဉ္ဇထ-ကုန်လော့၊ ဣတိဝေ- သို့၊ အာဟ-ပြီ၊ ဘိက္ခဝေ-တို့၊ ဥတ္တရာယ-သော၊ ဒိသာယ-ဦး၊ ယေ ပဋိရာဇာနော-တို့သည်၊ သန္တိ-ကုန်၏၊ တေ ပဋိရာဇာ-နော - တို့သည်၊ စက္ကဝတ္တိယ - သော၊ ရညော-၏၊ အနုယန္တာ - ကုန်သည်၊ အဟေသို - ကုန်ပြီ၊ ဘိက္ခဝေ-တို့၊ အထပစ္ဆာ - လေးကျွန်းလုံးကို အောင်မြင် ပြီးဆိုကာလမှ နောက်ဦး၊ တံစက္ကရတနံ-သည်၊ သမုဒ္ဒပရိယန္တံ-သော၊ ပထဝိ - ကို၊ အဘိဝိဇိနိတုာ - အောင်မြင်ပြီး၍၊ တမေဝ ရာဇဓာနိံ - ထိုမင်း နေပြည်သို့ သာလျှင်၊ ပစ္စာဂန္တာ - တစ်ဖန်ပြန်လာ၍၊ စက္ကဝတ္တိယ - သော၊ ရညော-၏၊ အန္တေပုရဒ္ဒါရေ - နန်းတော်အတွင်းတံခါးဦး၊ အတ္ထကရဏ ပမုခေ - တိုင်းကျိုး ပြည်ကျိုးကို ပြုစီရင်ရာ နန်းတော်အပြီးမတိုင်ဦး၊ (တစ်နည်း) အဋ္ဌကရဏပမုခေ- တရား ဆုံးဖြတ်ရာ နန်းတော်အပြီး မတိုင်ဦး၊ အက္ခာဟတံမညေ - ဝင်ရိုးစွန်းဦး ထိခိုက်မိသကဲ့သို့၊ ဝါ - ပုရစ်စွန်းဦး ထိခိုက်မိသကဲ့သို့၊ စက္ကဝတ္တိယ - သော၊

ရုညော-မင်း၏၊ အန္တေပုရ်-နန်းတော်တွင်းကို၊ ဥပသောဘယမာနံ- တင့်တယ်
စေလျက်၊ အဋ္ဌာသိ - တည်ပြီ။

ဒုတိယာဒိစက္ကဝတ္တိကထာ

၈၈။ ဘိက္ခုဝေ-တို့၊ ဒုတိယော-နှစ်ယောက်တို့၏ ပြည့်ကြောင်းဖြစ်သော၊
စက္ကဝတ္တိ-သော၊ ရာဇာပိ-သည်လည်း၊ (ဝါကျပေယျာလကို ပါဠိသက်သက်
ဖြင့်သာ ဖော်ခဲ့တော့လတ္တံ့။)

(ဗဟုန္တံ ဝဿာနံ ဗဟုန္တံ ဝဿသတာနံ ဗဟုန္တံ ဝဿသဟဿာနံ
အစ္စယေန အညတရံ ပုရိသံ အာမန္တေသိ၊ ယဒါ တံ အမ္ဘောပုရိသ
ပဿေယျာသိ ဒိဗ္ဗံ စက္ကရတနံ ဩသက္ကိတံ ဌာနာ စုတံ၊ အထ မေ အာ-
ရာဇေယျာသိ” တိ။ “ဝေ ဒေဝါ” တိ ခေါ ဘိက္ခုဝေ သောပုရိသော
ရုညော ဒုတိယဿ စက္ကဝတ္တိဿ ပစ္စယောသိ။ အဋ္ဌာသိ ခေါ ဘိက္ခုဝေ
သောပုရိသော ဗဟုန္တံ ဝဿာနံ ဗဟုန္တံ ဝဿသတာနံ ဗဟုန္တံ ဝဿ
သဟဿာနံ အစ္စယေန ဒိဗ္ဗံ စက္ကရတနံ ဩသက္ကိတံ ဌာနာ စုတံ၊ ဒိဿာန
ယေန ရာဇာ ဒုတိယော စက္ကဝတ္တိ တေနပသကံမိ၊ ဥပသကံမိတွာ
ရာဇာနံ ဒုတိယံ စက္ကဝတ္တိ” တေဒဝေါစ-“ယဉ္ဇေ ဒေဝ ဇာနေယျာသိ
ဒိဗ္ဗံ တေ စက္ကရတနံ ဩသက္ကိတံ ဌာနာ စုတ”န္တိ။ အထခေါ ဘိက္ခုဝေ
ရာဇာ ဒုတိယော စက္ကဝတ္တိ ဇေဋ္ဌပုတ္တံ ကုမာရံ အာမန္တာပေတွာ တေ-
ဒဝေါစ “ဒိဗ္ဗံ ကိရ မေ တာဘကုမာရ စက္ကရတနံ ဩသက္ကိတံ ဌာနာ-
စုတံ၊ သုတံ ခေါပန မေတံ၊ ယဿ ရုညော စက္ကဝတ္တိဿ ဒိဗ္ဗံ စက္ကရတနံ
ဩသက္ကိတံ၊ဌာနာ စဝတံ၊န ဒါနိ တေန ရုညော စိရံ ဇီဝိတဗ္ဗံ ဟောတိတံ”
သုဘတ္တာ ခေါ ပန မေ မာနုသကာ ကာမာ၊ သမယော ဒါနိမေ
ဒိဗ္ဗေ ကာမေ ပရိယေသိတုံ၊ ဧဟိ တံ တာဘကုမာရ ဣမံ သမုဒ္ဒပရိယန္တံ
ပထဝီ ပဋိပဇ္ဇေ၊ အဟံ ပန ကေသမဿံ ဩဟာရေတွာ ကာသာယာနံ
ဝတ္တာနိ အစ္စာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိဿာမိ” တိ။ အထ
ခေါ ဘိက္ခုဝေ ရာဇာ ဒုတိယော စက္ကဝတ္တိ ဇေဋ္ဌပုတ္တံ ကုမာရံ သာဓုကံ
ရဇေ သမနုသသိတွာ ကေသမဿံ ဩဟာရေတွာ ကာသာယာနိ
ဝိတ္တာနိ အစ္စာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိ။ သတ္တာ စ
ပဗ္ဗဇိတေ ခေါ ပန ဘိက္ခုဝေ ရာဇိသိမ္ပိ ဒိဗ္ဗံ စက္ကရတနံ အန္တရဓာယိ။
အထ ခေါ ဘိက္ခုဝေ အညတရော ပုရိသော ယေန ရာဇာ ခတ္တိယော
မုဒ္ဒါဘိသိတ္ထော တေနပသကံမိ၊ ဥပသကံမိတွာ ရာဇာနံ ခတ္တိယံ
မုဒ္ဒါဘိသိတ္တံ တေဒဝေါစ “ယဉ္ဇေ ဒေဝ ဇာနေယျာသိ ဒိဗ္ဗံ စက္ကရတနံ
အန္တရဟိတ”န္တိ။ အထ ခေါ ဘိက္ခုဝေ ရာဇာ ခတ္တိယော မုဒ္ဒါဘိသိတ္ထော

ဒိဗ္ဗေ စက္ကရတနေ အန္တရဟိတေ အနတ္တမနော အဟောသိ၊ အနတ္တ-
မနတဉ္စ ပဋိသံစေဒေသိ၊ သော ယေန ရာဇိသိ တေနုပသကံမိ၊ ဥပ-
သကံမိတွာ ရာဇိသိ တေဒဝေါစ “ယဉ္စေ ဒေဝ ဇာနေယျာသိ ဒိဗ္ဗံ
စက္ကရတနံ အန္တရဟိတ”န္တိ။

ဝေံ ဝုတ္တေ တိက္ခဝေ ရာဇိသိ ရာဇာနံ ခတ္တိယံ မုဒ္ဒါဘိသိတ္တံ တေ-
ဒဝေါ စ “မာ ခေါ တံ တာတ ဒိဗ္ဗေ စက္ကရတနေ အန္တရဟိတေ
အနတ္တမနော အဟောသိ၊ မာ အနတ္တမနဘဉ္စ ပဋိသံစေဒေသိ၊ န ဟိ
တေ တာတ ဒိဗ္ဗံ စက္ကရတနံ ပေတ္တိကံ ဒါယဇ္ဇံ ဣသံ တံ တာတ
အရိယေ စက္ကဝတ္တိဝတ္တေ ဝတ္တာဟိ။ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ၊ ယံ
တေ အရိယေ စက္ကဝတ္တိဝတ္တေ ဝတ္တမာနဿ တဒဟုပေါသထေ ပန္နရသေ
သိသံ နှာတဿ ဥပေါသထိကဿ ဥပရိပါသာဒဝရဂတဿ ဒိဗ္ဗံ စက္က
ရတနံ ပါတုဘဝိသထိ သဟဿာရိ သနေမိကံ သနာဘိကံ သဗ္ဗာ-
ကာရ ပရိပူရ”န္တိ။ ကတမံ ပန တံ ဒေဝ အရိယံ စက္ကဝတ္တိ ဝတ္တန္တိ၊
တေန ဟိ တံ တာတ ဓမ္မယေဝ နိဿာယ ဓမ္မံ သက္ကရောန္တော ဓမ္မံ
ဂရိကရောန္တော ဓမ္မံ မာနေန္တော ဓမ္မံ ပူဇေန္တော ဓမ္မံ အပစာယ-
မာနော ဓမ္မဒ္ဓဇော ဓမ္မကေတု ဓမ္မာဓိပတေယျော ဓမ္မိကံ ရက္ခာစရဏ-
ဂုတ္တိံ သံဝိဒဟဿု အန္တောဇနသ္မိံ ဗလကာယသ္မိံ ခတ္တိယေသု အနု-
ယန္တေသု ပြာဟ္မဏဂဟပတိကေသု နေဂမဇာနပဒေသု သမဏပြာဟ္မ-
ဏေသု မိဂပက္ခိယု။ မာစ တေ တာတ ဝိဇိတေ အဓမ္မကာရော ပဝတ္တိတ္တံ။
ယေစ တေ တာတ ဝိဇိတေ အနော အဿု တေသဉ္စ နေမနုပ္ပဒေယျာသိ။
ယေစ တေ တာတ ဝိဇိတေ သမဏပြာဟ္မဏာ မဒပုမာဒါ ပဋိဝိရတာ
ခန္တိ သောရဇ္ဇေ နိဝိဋ္ဌာ ကေမတ္တာနံ ဒမေန္တိ ကေမတ္တာနံ သမေန္တိ၊
ကေမတ္တာနံ ပရိနိဗ္ဗာပေန္တိ။ တေ ကာလေန ကာလံ ဥပသကံမိတွာ ပရိ-
ပူဇေယျာသိ ပရိဂုဏေယျာသိ “ကိံ ဘန္တေ ကုသလံ ကိံ အကုသလံ၊
ကိံ သာဝဇ္ဇံ၊ ကိံ အနဝဇ္ဇံ၊ ကိံ သေဝိတဗ္ဗံ ကိံ နသေဝိတဗ္ဗံ၊ ကိံ မေ
ကရိယမာနံ ဒိဗ္ဗရတ္တံ အဟိတာယ ဒုက္ခာယ အဿ၊ ကိံ ဝါ ပန
မေ ကရိယမာနံ ဒိဗ္ဗရတ္တံ ဟိတာယ သုခါယ အဿာ”တိ။ တေသံ
သုတွာ ယံအကုသလံ စံအဘိနိဝဇ္ဇေယျာသိ၊ ယံကုသလံ တံသမာဒါယ
ဝတ္တေယျာသိ။ ဣဒံ ခေါ ဘာတ အရိယံ စက္ကဝတ္တိ ဝတ္တန္တိ။ “ဝေံ
ဒေဝါ”တိ ခေါ တိက္ခဝေ ရာဇာ ခတ္တိယော မုဒ္ဒါဘိသိတ္တော ရာဇိသိဿ
ပဋိသုတွာ အရိယံ စက္ကဝတ္တိဝတ္တံ ဝတ္တိ။ တဿ အရိယေ စက္ကဝတ္တိ
ဝတ္တေ ဝတ္တမာနဿ တဒဟုပေါသထေ ပန္နရသေ သိသံ နှာတဿ
ဥပေါသထိကဿ ဥပရိပါသာဒဝရဂတဿ ဒိဗ္ဗံ စက္ကရတနံ ပါတု-

ရဟောသိ သဟဿာရံ သနေမိကံ သနာဘိကံ သဗ္ဗာကာရပရိပူရံ။
 ဒိဿာန ရညော ခတ္တိယဿ မုဒ္ဒါဘိသိတ္တဿ တေဒယောသိ “သုတံ
 ခေါ ပန မေတံ ယဿ ရညော ခတ္တိယဿ မုဒ္ဒါဘိသိတ္တဿ တဒဟု-
 ပေါသထေ ပန္နရသေ သိသံ နှာတဿ ဥပေါသထိကဿ ဥပရိပါသာဒ-
 ဝရဂတဿ ဒိဗ္ဗံ စက္ကရတနံ ပါတုသဝတိ သဟဿာရံ သနေမိကံ
 သနာဘိကံ သဗ္ဗာကာရပရိပူရံ၊ ယော ဟောတိ ရာဇာ စက္ကဝတ္ထိ”တိ၊
 အဿံ နံ ခေါ အဟံ ရာဇာ စက္ကဝတ္ထိ’တိ။

အထ ခေါ ဘိက္ခုဝေ ရာဇာ ခတ္တိယော မုဒ္ဒါဘိသိတ္တော ဥဋ္ဌာယာ
 သနာ ကေသံ ဥတ္တရာသင်္ဂံ ကရိတွာ ဝါမေန ဟတ္ထေန ဘိကာရံ
 ဂဟေတွာ ဒက္ခိဏေန ဟတ္ထေန စက္ကရတနံ အဗ္ဗုက္ခိရိ “ပဝတ္တတု ဘဝံ
 စက္ကရတနံ အဘိဝိဇိနာဟု ဘဝံ စက္ကရတနန္တိ”။ အထ ခေါ တံ ဘိက္ခုဝေ
 စက္ကရတနံ ပုရတ္ထိမံ ဒိသံ ပဝတ္တိ၊ အန္ဓဒေဝ ရာဇာ စက္ကဝတ္ထိ သဒ္ဓိံ
 စတုရဂ်နိယာ သေနာယ။ ယသ္မိံ ခေါ ပန ဘိက္ခုဝေ ပဒေသေ ဒိဗ္ဗံ
 စက္ကရတနံ ပတိဋ္ဌာသိ၊ တတ္ထ ရာဇာ စက္ကဝတ္ထိ ဝါသံ ဥပဂစ္ဆိံ သဒ္ဓိံ စတု-
 ရဂ်နိယာ သေနာယ။ ယေ ခေါ ပန ဘိက္ခုဝေ ပုရတ္ထိမာယ ဒိသာယ
 ပဋိရာဇာနော၊ တေ ရာဇာနံ စက္ကဝတ္ထိံ ဥပသကံမိတွာ ဝေမာဟံသု
 “ဟေံ ခေါ မဟာရာဇ သွာဂတံ တေ မဟာရာဇ သကံ တေ မဟာရာဇ
 အနုသာသ မဟာရာဇာ”တိ။ ရာဇာ စက္ကဝတ္ထိံ ဝေမာဟ “ပါဏော
 န ဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊ ကာမေသုမိစ္ဆာ န စရိတဗ္ဗာ၊ မုသာ န-
 ဘာသိတဗ္ဗာ၊ မဇ္ဇံ န ပါတဗ္ဗံ၊ ယထာဘူတ္တဉ္စ ဘုဉ္စထာ”တိ။ ယေ ခေါ ပန
 ဘိက္ခုဝေ ပုရတ္ထိမာယ ဒိသာယ ပဋိရာဇာနော၊ တေ ရညော စက္ကဝတ္ထိဿ
 အနုယန္တာ အဟေသံ။ အထ ခေါ တံ ဘိက္ခုဝေ စက္ကရတနံ ပုရတ္ထိမံ
 သမုဒ္ဓိံ အဇ္ဈောဂါဟေတွာ ပစ္စုတ္တရိတွာ ဒက္ခိဏံ ဒိသံ ပဝတ္တိ။ ဒက္ခိဏံ
 သမုဒ္ဓိံ အဇ္ဈောဂါဟေတွာ ပစ္စုတ္တရိတွာ၊ ပစ္စိမံ ဒိသံ ပဝတ္တိ အန္ဓဒေဝ
 ရာဇာ စက္ကဝတ္ထိံ သဒ္ဓိံ စတုရဂ်နိယာ သေနာယ။

ယသ္မိံ ခေါ ပန ဘိက္ခုဝေ ပဒေသေ စက္ကရတနံ ပတိဋ္ဌာသိ၊ တတ္ထ
 ရာဇာ စက္ကဝတ္ထိံ ဝါသံ ဥပဂစ္ဆိံ သဒ္ဓိံ စတုရဂ်နိယာ သေနာယ။ ယေ
 ခေါ ပန ဘိက္ခုဝေ ပစ္စိမာယ ဒိသာယ ပဋိရာဇာနော၊ ဟေ ရာဇာနံ
 စက္ကဝတ္ထိံ ဥပသကံမိတွာ ဝေမာဟံသု၊ ‘ဟေံ ခေါ မဟာရာဇ၊ သွာဂတံ
 တေ မဟာရာဇ၊ သကံ တေ မဟာရာဇ၊ အနုသာသ မဟာရာဇာတိ
 ရာဇာ စက္ကဝတ္ထိံ ဝေမာဟ ‘ပါဏော န ဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊
 ကာမေသုမိစ္ဆာ န စရိတဗ္ဗာ၊ မုသာ န ဘာသိတဗ္ဗာ၊ မဇ္ဇံ န ပါတဗ္ဗံ၊

ယထာဘူတဉ္စ ဘူထာ”တိ။ ယေ ခေါပန ဘိက္ခဝေ ပစ္စိမာယ ဒိသာယ ပဋိရာဇာနော၊ တေ ရညော စက္ကဝတ္တိယ အနုယန္တာ အဟေသံ။ အထ ခေါတံ ဘိက္ခဝေ စက္ကရတနံ ပစ္စိမံ သမုဒ္ဒံ အဇ္ဈောဂါဟေတွာ ပစ္စိမာရိတာ ဥတ္တရံ ဒိသံ ပဝတ္တိ။ အနုဒေဝ ရာဇာ စက္ကဝတ္တိ သဒ္ဓိံ စတုရဂီနိယာ သေနာယ။ ယသ္မိံ ခေါပန ဘိက္ခဝေ ပဒေသေ စက္ကရတနံ ပတိဋ္ဌာသိ၊ တတ္ထ ရာဇံ စက္ကဝတ္တိ ဝါသံ ဥပဂစ္ဆိ စတုရဂီနိယာ သေနာယ။ ယေ ခေါပန ဘိက္ခဝေ ဥတ္တရာယဒိသာယ ပဋိရာဇာနော၊ တေ ရာဇာနံ စက္ကဝတ္တိ ဥပသင်္ကမိတွာ ဝေမာတံသု “ဟေ ခေါ မဟာရာဇ၊ သာဂတံ တေ မဟာဇ၊ သင်္က တေ မဟာရာဇ၊ အနုသာသ မဟာရာဇာ”တိ။ ရာဇာ စက္ကဝတ္တိ ဝေမာဟ “ပါဏော နဟန္တဗ္ဗော၊ အဒိန္နံ နာဒါတဗ္ဗံ၊ ကာမေသုမိစ္ဆာ နစရိတဗ္ဗာ၊ မုသာ နဘာသိတဗ္ဗာ၊ မဇ္ဇံ နပါတဗ္ဗံ၊ ယထာဘူတဉ္စ ဘူထာ”တိ။ ယေ ခေါပန ဘိက္ခဝေ ဥတ္တရာယ ဒိသာယ ပဋိရာဇာနော၊ ဘေ ရညော စက္ကဝတ္တိယ အနုယန္တာ အဟေသံ။ အထ ခေါတံ ဘိက္ခဝေ စက္ကရတနံ သမုဒ္ဒပရိယန္တံ ပထဝိံ အဘိဝိဇိနိတွာ တမေဝ ရာဇောနိံ ပစ္ဆာဂန္တာ ရညော စက္ကဝတ္တိယ အန္တေပုရုဒ္ဓါရေ အတ္တကရဏပမုခေ အက္ခာဟာတံမညေ အဋ္ဌာသိ ရညော စက္ကဝတ္တိယ အန္တေပုရံ ဥပဆောသာယမာနံ။ (ဤဒုတိယ စက္ကဝတ်မင်း၌ ဖော်သကဲ့သို့ချည်း၊ ဆဋ္ဌစက္ကဝတ်မင်းတိုင်အောင် ဖော်၍ ယောဇနာရမည်။)

- ဘိက္ခဝေ-တို့၊ ဓာတိယေခ-သော၊ စက္ကဝတ္တိ-သော၊ ရာဇာပိ-သည်လည်း၊
- ။ပ။ ဘိက္ခဝေ-တို့၊ စတုတ္ထော-သော၊ စက္ကဝတ္တိ-သော၊ ရာဇာပိ-သည်လည်း၊
- ။ပ။ ဘိက္ခဝေ-တို့၊ ပဉ္စမော-သော၊ စက္ကဝတ္တိ-သော၊ ရာဇာပိ-သည်လည်း၊
- ။ပ။ ဘိက္ခဝေ-တို့၊ ဆဋ္ဌော-သော၊ စက္ကဝတ္တိ-သော၊ ရာဇာပိ-သည်လည်း၊
- ။ပ။ ဘိက္ခဝေ-တို့၊ သတ္တမော-သော၊ စက္ကဝတ္တိ-သော၊ ရာဇာပိ-သည်လည်း၊
- ဗဟုန္တံ-ကုန်သော၊ ဝဿာနံ-တို့၏ လည်းကောင်း၊ ဗဟုန္တံ-ကုန်သော၊ ဝဿ-
သတာနံ-တို့၏ လည်းကောင်း၊ ဗဟုန္တံ-ကုန်သော၊ ဝဿသဟာသာနံ-တို့၏
လည်းကောင်း၊ အစုယေန-၌၊ အညတရံ-သော၊ ပုရိသံ-ကို၊ အာမန္တေသိ-ပြီ၊
ကိံ-သို့၊ အာမန္တေသိ-နည်း၊ အဇ္ဈောပုရိသ-ကျိာ၊ ယဒါ-၌၊ တံ-သည်၊ ဒိဗ္ဗံ-
သော၊ ဩသက္ကိတံ-သော၊ ဌာနာ-မှ၊ စုတံ-သော၊ စက္ကရတနံ-ကို၊ ပဿေဟျာ-
သိ-ရာ၏၊ အထတသ္မိံ ကာလေ-၌၊ တံ-သည်၊ မေ-အား၊ အာရောစေယျာသိ-
လေလော၊ ဣတိ-သို့၊ အာမန္တေသိ-ပြီ၊ ဘိက္ခဝေ-တို့၊ ဝေ-သို့၊ ဝုတ္တေ-သော်၊
သော ပုရိသော-သည်၊ ဒေဝ-မြတ်၊ ဝေ-ပြီ၊ ဣတိ ခေါ-သာ၊ စက္ကဝတ္တိယ-
သော၊ ရညော-အား၊ ပစ္စယောသိ-ပြီ၊ ဘိက္ခဝေ-တို့၊ သောပုရိသော-သည်။



ဗဟုန္တံ-ကုန်သော၊ ဝဿာနံ-တို့၏ လည်းကောင်း၊ ဗဟုန္တံ-ကုန်သော၊ ဝဿ-
သတာနံ - တို့၏ လည်းကောင်း၊ ဗဟုန္တံ - ကုန်သော၊ ဝဿသဟာသာနံ - တို့၏
လည်းကောင်း၊ အစွယေန-၌၊ ဒိဗ္ဗိ-သော၊ ဩသက္ကိတံ-သော၊ ဌာနာ-မှ၊ စုတံ-
သော၊ စက္ကရတနံ-ကို၊ အဒ္ဓသ-ပြီ၊ ဒိဗ္ဗိ-သော၊ ဩသက္ကိတံ-သော၊ ဌာနာ-မှ၊
စုတံ-သော၊ စက္ကရတနံ-ကို၊ ဒိဿာန-သော်၊ ယေနဌာနေန-၌၊ စက္ကဝတ္တိ-
သော၊ ရာဇာ-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံ-
မိတော-၍၊ စက္ကဝတ္တိ-သော၊ ရာဇာနံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊
ကိံ-သို့၊ အဝေါစ-နည်း၊ ဒေဝ-မြတ်၊ အဟံ-သည်၊ ယက္ခေ-၏၊ တံ-သည်၊
ဇာနေယျာသိ-လော့၊ တေ-၏၊ ဒိဗ္ဗိ-သော၊ စက္ကရတနံ-သည်၊ ဩသက္ကိတံ-ပြီ၊
ဌာနာ-မှ၊ စုတံ-ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ။

၈၉။ ဘိက္ခဝေ-တို့၊ အထ တသ္မိံ ကာလေ-၌၊ စက္ကဝတ္တိ-သော၊ ရာဇာ-
သည်၊ ဇေဋ္ဌပုတ္တံ-သော၊ ကုမာရံ-ကို၊ အာမန္တာပေတွာ-၍၊ တေ ဝစနံ-ကို၊
အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ တာတကုမာရ-သားတော် မင်းသား၊
မေ-၏၊ ဒိဗ္ဗိ-သော၊ စက္ကရတနံ-သည်၊ ဩသက္ကိတံ ကိရ-ပြီတံ၊ ဌာနာ-မှ၊ စုတံ
ကိရ-ပြီတံ၊ မေ-သည်၊ တေ ဝစနံ-ကို၊ သုတံ ခေါ-သည်သာ၊ ကိံ-သို့၊
သုတံ-နည်း၊ စက္ကဝတ္တိသ-သော၊ ယဿ ရညော-၏၊ ဒိဗ္ဗိ-သော၊ စက္ကရတနံ-
သည်၊ ဩသက္ကိတံ-၏၊ ဌာနာ-မှ၊ စတိ-၏၊ တေနရညာ-သည်၊ ဒါနိ-၌၊
စီရံ-ပတ်လုံး၊ ဇိဝိတဗ္ဗိ-ရာသည်၊ န ဟောတိ-မဖြစ်၊ ဣတိ-သို့၊ သုတံ ခေါ-
သည်သာ၊ မေ-သည်၊ မာနုသကာ-ကုန်သော၊ ကာမာ-တို့ကို၊ ဘုတ္တာ ခေါ-
ကုန်သည်သာ၊ ဒါနိ-၌၊ ဝါ-သည်၊ မေ-သည်၊ ဒိဗ္ဗေ-ကုန်သော၊ ကာမေ-
တို့ကို၊ ပရိယေသိတံ-ငှာ၊ သမယော-ပေတည်း၊ တာတကုမာရ-သား၊ တံ-
သည်၊ ဟေံ-လာလော့၊ သမုဒ္ဒပရိယန္တံ-သော၊ ဣမံပထဝိံ-ကို၊ ပဋိပဇ္ဇ-လော့၊
အဟံ ပန-သည်ကာ၊ ကေသမယံ-ကို၊ ဩဟာရေတွာ-၍၊ ကာသာယာနိ-
ကုန်သော၊ ဝတ္ထာနိ-တို့ကို၊ အတ္ထာဒေတွာ-၍၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊
အနဂါရိယံ-သို့၊ ပဗ္ဗဇိဿာမိ-အံ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘိက္ခဝေ-တို့၊
အထပတ္တာ-၌၊ စက္ကဝတ္တိ-သော၊ ရာဇာ-သည်၊ ဇေဋ္ဌပုတ္တံ-သော၊ ကုမာရံ-ကို၊
သဒဓုကံ-စွာ၊ ရဇ္ဇေ-၌၊ သမနုသာသိတွာ-၍၊ ကေသမယံ-ကို၊ ဩဟာရေတွာ-
၍၊ ကာသာယာနိ-ကုန်သော၊ ဝတ္ထာနိ-တို့ကို၊ အတ္ထာဒေတွာ-၍၊ အဂါရသ္မာ-
မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇိ-ပြီ၊ ဘိက္ခဝေ-တို့၊ ဣတိသိမ္ပိ-သည်၊
သတ္တာဟပဗ္ဗဇိတေ-သော်၊ ဒိဗ္ဗိ-သော၊ စက္ကရတနံ-သည်၊ အန္တရဓာယံ-ပြီ။

၉၀။ ဘိက္ခဝေ-တို့၊ အထ တသ္မိံ ကာလေ-၌၊ အညတရော-သော၊ ပုရိ-
သော-သည်၊ ယေန ဌာနေန-၌၊ ဝတ္တိယော-သော၊ မုဒ္ဒါဘိသိတ္ထော-သော၊

ရာဇာ-သည်၊ အတ္ထိ-၏၊ တေနံဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတော-၍၊
 ခတ္ထိယံ-သော၊ မုဒ္ဒါဘိသိတ္ထိ-သော၊ ရာဇာနံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြု၊
 ကိ-သို့၊ အဝေါစနည်း၊ ဒေဝ-မြတ်၊ အဟံ-သည်၊ ယဇ္ဈေ-၏၊ တံ-သည်၊
 ဇာနေယျာသိန္ဒလော၊ ဒိဗ္ဗိ-သော၊ စက္ကရတနံ-သည်၊ အန္တရဟိတံ-ပြု၊ ဣတိ-သို့၊
 အဝေါစ-ပြု၊ ဘိက္ခဝေ-တို့၊ အထတသ္မိကာလေ - ဌ၊ ခတ္ထိယော - သော၊
 မုဒ္ဒါဘိသိတ္ထော - သော၊ ရာဇာ - သည်၊ ဒိဗ္ဗေ-သော၊ စက္ကရတနေ - သည်၊
 အန္တရဟိတေ-သော်၊ အနတ္တမနော - သည်၊ အဟောသိ-ပြု၊ အနတ္တမနတဉ္စ-
 မိမိစိတ်မရှိသည်၏အဖြစ်ကိုလည်း၊ ပဋိသံဝေဒေတိ-ပြု၊ ပဋိသံဝေဒေတော-၍၊
 ရာဇိသိ - ကို၊ ဝါ-သို့၊ ဥပသကံမိတော-၍၊ အရိယံ-သော၊ စက္ကဝတ္ထိဝတ္ထိ-ကို၊
 နောစပုစ္ဆိ-မမေးသည်သာ၊ သောရာဇာ-သည်၊ သ-မတေနေဝ - မိမိအယူ
 အားဖြင့်သာလျှင်၊ ဝါ-မိမိအလိုအားဖြင့်သာလျှင်၊ ဇနပဒံ-ကို၊ ပသာသတိ-
 ဆုံးမ၏၊ ပုဗ္ဗကာနံ-ရှေး၌ဖြစ်ကုန်သော၊ အရိယေ-သော၊ စက္ကဝတ္ထိဝတ္ထေ-၌၊
 ဝတ္ထမာနာနံ-ကျင့်ကုန်သော၊ ရာဇနံ-မင်းတို့၏၊ ဇနပဒါ-တို့သည်၊ ပုဗ္ဗေစ-
 ရှေးကာလ၌လည်းကောင်း၊ ပစ္စာစ-နောက်ကာလ၌လည်းကောင်း၊ သဒိသာ-
 ယေဝ-တူကုန်သည်သာလျှင်၊ ဟုတော-ကုန်၍၊ ပဗ္ဗိသုယထာ - လုံးစုံပြည့်ဖြိုး
 ပွားတိုးကုန်သကဲ့သို့၊ တထာ-တူ၊ သ-မတေန-အားဖြင့်၊ ဇနပဒံ-ကို၊ ပသာ-
 သတော-သော၊ တထာရညော-၏၊ ဇနပဒါ-တို့သည်၊ ပုဗ္ဗေန-ရှေးကာလနှင့်၊
 သဒိသာ-ကုန်သည်၊ ဟုတော-ကုန်၍၊ အပရံ-နောက်ကာလ၌၊ နပုဗ္ဗန္တိ-လုံးစုံ
 ပြည့်ဖြိုး မတိုးပွားကုန်၊ ဘိက္ခဝေ-တို့၊ အထတသ္မိကာလေ-ဇနပုဒံတို့၏ လုံးစုံ
 ပြည့်ဖြိုး မတိုးပွားကုန်ရာ ထိုအခါ၌၊ အမစ္စာ-တကွဖြစ်ဖော်ဖြစ်သော ရဲတော်
 အမတ်တို့သည် လည်းကောင်း၊ ပါရိသဇ္ဇာ - ပရိသတ်၌ ဖြစ်သော မင်းချင်း
 ယောကျ်ားတို့သည်လည်းကောင်း၊ ဂဏကမဟာမတ္တာ-မင်း၏အဖြစ်အပျက်ကို
 မှန်ကန်စွာ ရေတွက်တတ်သော စာရေးအမတ်၊ ဇာတ်အမျိုး အကြားအမြင်
 အကျင့် အစရှိသည်တို့၏ အစွမ်းအားဖြင့် များသော အတိုင်းအရှည် ရှိသော
 အမတ်ကြီးတို့သည်လည်းကောင်း၊ အနိကဋ္ဌာ-ဆင်အပေါင်း မြင်းအပေါင်း၌
 တည်သော ဆင်ဆရာ မြင်းဆရာ အစရှိသည်တို့သည်လည်းကောင်း၊ ဒေါဝါရိ-
 ကာ-တံခါးစောင့်တို့သည်လည်းကောင်း၊ မန္တသာဇီဝိနော-ပညာကိုမှီ၍အသက်
 မွေးကုန်သော မင်းတိုင်ပင်အမတ်တို့သည်လည်းကောင်း၊ ဝါ - ပညာကို မှီ၍
 အသက်မွေးကုန်သော ဥပဒေပြု အမတ်တို့သည်လည်းကောင်း၊ သန္တိပတိတော-
 ကောင်းစွာ ကျရောက်ကြကုန်၍၊ ဝါ - စည်းဝေးကြကုန်၍၊ ခတ္ထိယံ- သော၊
 မုဒ္ဒါဘိသိတ္ထိ-သော၊ ရာဇာနံ-ကို၊ တေဝစနံ-ကို၊ အဝေါစုံ-သံတော်ဦးတင်
 ကြကုန်ပြီ၊ ကိ-သို့၊ အဝေါစုံ - ကုန်သနည်း၊ ဒေဝ-မြတ်၊ ပုဗ္ဗကာနံ - ကုန်
 သော၊ အရိယေ-သော၊ စက္ကဝတ္ထိဝတ္ထေ-၌၊ ဝတ္ထမာနာနံ-ကုန်သော၊ ရာဇနံ-
 တို့၏၊ ဇနပဒါ-တို့သည်၊ ပုဗ္ဗေစ-၌လည်းကောင်း၊ ပစ္စာစ-၌လည်းကောင်း၊

သဒိသာယေန-ကုန်သည်သာလျှင်၊ ဟုတော့ ကုန်၍၊ ပဗ္ဗိသုယထာ-ကုန်သကဲ့
 သို့၊ တထာ-တူ၊ သမတေန-အားဖြင့်၊ ဇနပဒံ-ကို၊ ပသဒသတော-သော၊
 တေ-၏၊ ဇနပဒါ-တို့သည်၊ ပုဗ္ဗေန-နှင့်၊ သဒိသာ-ကုန်သည်၊ ဟုတော့-ကုန်၍၊
 အပရိ-၌၊ နုခေါပဗ္ဗန္တိ-မပွားတိုးကုန်၊ ဒေဝ-မြတ်၊ တေ-၏၊ ဝိဇိတေ-၌၊
 အမစ္စာ-တို့သည်လည်းကောင်း၊ ပါရိသဇ္ဇေ-တို့သည်လည်းကောင်း၊ ဂဏက-
 မဟာဗတ္တာ-တို့သည်လည်းကောင်း၊ အနိကဋ္ဌာ-တို့သည်လည်းကောင်း၊ ဒေါဝါ-
 ရိကာ - တို့သည်လည်းကောင်း၊ မန္တသာဇိဝိနေဒ - တို့သည်လည်းကောင်း၊
 သံဝိဇ္ဇန္တိခေါ-ရိယါကုန်သည်သာ၊ ယေမယံ-အကြင်အကျွန်ုပ်တို့သည်၊ အရိယံ-
 သော၊ စက္ကဝတ္တိဝတ္တိ-ကို၊ ဓာရေမ-ဆောင်ကြပါကုန်၏၊ တေမယဉ္ဇေဝ-ထို
 အကျွန်ုပ်တို့ကိုလည်းကောင်း၊ အညေ-အကျွန်ုပ်တို့မှတစ်ပါးကုန်သော၊ ပဏ္ဍိတေ-
 ဖြစ်သောပညာရှိကုန်သော၊ ဝါ-ပညာဖြန့်ဖြစ်ကုန်သော၊ ဝါ-ပညာသို့ရောက်
 ကုန်သော၊ သပဏဗြာဟ္မဏေစ-ရဟန်းပုဏ္ဏားတို့ကိုလည်းကောင်း၊ ပုဗ္ဗေယျာသိ-
 မေးတော်မူပါလော့၊ ဒေဝ - မြတ်၊ မယံ-တို့သည်၊ ဣသံ-တို့ကံသွန်းကြပါ
 ကုန်၏၊ တို့-သည်၊ အမေ-တို့ကို၊ အရိယံ-သော၊ စက္ကဝတ္တိဝတ္တိ-ကို၊ ပုစ္ဆ-
 မေးတော်မူပါလော့၊ တဿတေ-ထိုအရှင်အား၊ မယံ-တို့သည်၊ ဝါ-တို့ကို၊
 အရိယံ-သော၊ စက္ကဝတ္တိဝတ္တိ-ကို၊ ပုဋ္ဌာ-မေးအပ်ကုန်သည်၊ သမာနာ-ကုန်
 သည်ရှိသော်၊ ဗျာကရိသာမ-ဖြေဆိုကြပါကုန်အံ့၊ ဣတိ-သို့။ အဝေ ဝိ-ကုန်ပြီ။

အာယုဝဏ္ဏဒေ မရိဟာနိကဿ

၉၁။ ဘိက္ခုဝေ-တို့၊ အထတသ္မိံ ကာလေ-သံတော်ဦးတင်ကြရာတို့အခါ၌၊
 ခတ္တိယော-သော၊ မုဒ္ဒါသိသိတ္တော-သော၊ ရာဇာ-သည်၊ အမစ္စေ-တို့ကိုလည်း
 ကောင်း၊ ပါရိသဇ္ဇေ - တို့ကိုလည်းကောင်း၊ ဂဏကမဟာမတ္တေ - တို့ကိုလည်း
 ကောင်း၊ အနိကဋ္ဌေ-တို့ကိုလည်းကောင်း၊ ဒေါဝါရိကေ-တို့ကိုလည်းကောင်း၊
 မန္တသာဇိဝိနေဒ - တို့ကိုလည်းကောင်း၊ သန္တိပါတေတွာ - စည်းဝေးစေ၍
 အရိယံ-သော၊ စက္ကဝတ္တိဝတ္တိ-ကို၊ ပုစ္ဆိ-ပြီး၊ တဿရညော-ထိုမင်းအား၊ တေ
 ရာဇသေဝကာ-ထိုမင်းမှထမ်းတို့သည်၊ ဝါ-တို့ကို၊ အရိယံ-သော၊ စက္ကဝတ္တိ-
 ဝတ္တိ-ကို၊ ပုဋ္ဌာ ကုန်သည်၊ သမာနာ-သော်၊ ဗျာကရိ သု-ကုန်ပြီ၊ တေသံ
 ရာဇသေဝကာနံ - တို့၏၊ သန္တိကာ-မှ၊ သုတွာ-ကြားရ၍၊ ဓမ္မိကံ - သော၊
 ရက္ခာဝရဏဂုတ္တိံ ဟိ-ကိုသာလျှင်၊ သံဝိဒဟိ-ပြီး၊ အနောနံ-ဥစ္စာ မရှိကုန်သော
 သူတို့အား၊ နေံ-ဥစ္စာကို၊ နောစခေါ အနုပ္ပဒါသိ- လျော်စွာ မပေးသည်သာ၊
 အနောနံ-တို့အား၊ ဇနေ-ကို၊ အနုပ္ပဒါယမာနေ- လျော်စွာ မပေးအပ်သည်
 ရှိသော်၊ ဒါလိဒ္ဓိယံ - ဆင်းရဲသည်၏အဖြစ်သည်၊ ဝေပုလ္လံ- ပြန်ဖြောသည်၏
 အဖြစ်သို့၊ အဂမာသိ-ရောက်ပြီး၊ ဒါလိဒ္ဓိယေ-သည်၊ ဝေပုလ္လံ-သို့၊ ဇတေ- သော်၊

အညတရော - အမှတ်မထား တစ်ပါးပါးသော၊ ပုရိသော - သည်၊ ပရေသံ-
 တစ်ပါးသောပုဂ္ဂိုလ်တို့၏၊ အဒိန္နံ-အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော
 ဥစ္စာကို ထေယျသင်္ခါတံ-ခိုးတတ်သောပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်သောအကုသိုလ်
 စိတ်အစုဖြင့်၊ အာဒိယိ-ခိုးယူပြီ၊ တင်မနံ-တံနေပုရိသံ-ထိုခိုးသူယောကျ်ားကို၊
 ရာဇပုရိသာ - မင်းချင်း ငယ်ကျားတို့သည်၊ ဗုဒ္ဓဟောသံ - ဖမ်းကြကုန်ပြီ၊
 ဂဟေတော-ကုန်ပြီ၊ ခတ္တိယာဿ-သော၊ မုဒ္ဓါဘိသိတ္တော-သော၊ ရုညော-အား၊
 ဒဿေသံ-ပြုကြကုန်ပြီ၊ ကိံ ဝစနံ-ကို၊ ဝတော-၍၊ ဒဿေသံ - ကုန်သနည်း၊
 ဒေဝ-မြတ်၊ အယံပုရိသော-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-
 ဖြင့်၊ အာဒိယိ-ပြီ၊ ဣတိ ဣဒံဝစနံ-ကို၊ ဝတော-ကုန်၍၊ ဒဿေသံ- ကုန်ပြီ၊
 ဘိက္ခဝေ-တို့၊ ဝေ-တို့၊ ဝုဇ္ဇန္တ-မင်းချင်းယောကျ်ားတို့က သံတော်ဦး တင်အပ်
 သည်ရှိသော်၊ ခတ္တိယော-သော၊ မုဒ္ဓါဘိသိတ္တော-သော၊ ရာဇာ-သည်၊ တံ
 ပုရိသံ-ကို၊ ဝေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ အမ္ဘော-
 ပုရိသ-ကျား၊ ဣ-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊
 အာဒိယိကိရ-ခိုးယူသတုံဟု ငါကြားရသည်ကား၊ ဝါ-ခိုးယူသတုံဟု ငါကြားသိ
 ရသောစကားသည်ကား၊ သစ္စံ-မှန်ပေသလော၊ ဝါ-အမှန်ပင်ဖြစ်ပေသလော၊
 ဣတိ-သို့၊ အဝေါစ-မင်းက ပြောဆိုပြီ၊ ဒေဝ-မြတ်၊ အဟံ-သည်၊ ပရေသံ-
 တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ ကိရ-ခိုးယူသတုံဟု အရှင်
 မင်းမြတ် ကြားသိရသော စကားသည်ကား၊ သစ္စံ - မှန်ပါ၏၊ ဝါ- အမှန်ပင်
 ဖြစ်ပါ၏၊ ဣတိ-သို့၊ အဝေါစ-ခိုးသူယောကျ်ားက သံတော်ဦးတင်ပြီ၊ အမ္ဘော
 ပုရိသ-ကျား၊ တံ-သည်၊ ကိံ ကာရဏာ-အဘယ်အကြောင်းကြောင့်၊ ပရေသံ-
 တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ-နည်း၊ ဣတိ-သို့၊ အဝေါစ-
 မင်းကပြောဆိုပြန်ပြီ၊ ဒေဝ-မြတ်၊ ဟိယသွာ-ကြောင့်၊ အဟံ-သည်၊ နုဇီဝါမိ-
 အသက်မမွေးနိုင်ပါ၊ ဝါ-အသက်မမွေးလောက်ပါ၊ တသွာ-ကြောင့်၊ အဟံ-
 သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ-ခိုးယူမိပုပြီ၊
 ဣတိ-သို့၊ အဝေါစ-ခိုးသူယောကျ်ားက သံတော်ဦးတင်ပြန်ပြီ၊ ဘိက္ခဝေ-တို့၊
 အထတသ္မိံ ကာလေ-ခိုးသူယောကျ်ားကသံတော်ဦးတင်ရာထိုအခါ၌၊ ခတ္တိယော-
 သော၊ မုဒ္ဓါဘိသိတ္တော-သော၊ ရာဇာ-သည်၊ တာဿ ပုရိသဿ-အား၊ ဝစနံ-ကို၊
 အနုပ္ပဒါသိ-ပြီ၊ ကိံ ဝစနံ-ကို၊ ဝတော-၍၊ အနုပ္ပဒါသိ-နည်း၊ အမ္ဘောပုရိသ-ကျား၊
 တံ-သည်၊ ဣမိဒုဝေနေန-ဖြင့်၊ အတ္တနာစာ-ကိုယ်တိုင်လည်း၊ ဝေါဟိ-အသက်
 မွေးလော့၊ မာတာပိတရော စ-အမိအဘ တို့ကိုလည်း၊ ပေါသေဟိ- လုပ်ကျွေး
 မွေးမြူလော့၊ ပုတ္တဒါရံ ဝ-သားယောကျ်ားကိုလည်း၊ ပေါသေဟိ-လော့၊ ကမ္မန္တေ
 စ-အမှုတို့ကိုလည်း၊ ပယောဇေဟိ - ယှဉ်စေလော့၊ သမဇေသု-ရဟန်း တို့၌
 လည်းကောင်း၊ ဗြာဟ္မဇဏသု-ပုဏ္ဏားတို့၌ လည်းကောင်း၊ ဥဒ္ဓဂ္ဂိကံ-အထက်
 နတ်ပြည် ရွှေဘက်ထပ်ထို့၌ဖြစ်သော မြတ်သော အကျိုးရှိသော၊ သောဝဂ္ဂိကံ-

နတ်ပြည်၏ အစီးအပွားဖြစ်သော၊ ဝါ-နတ်ပြည်၌ ယှဉ်သော၊ ဝါ-နတ်ပြည် ဟူသော အကျိုးရှိသော၊ သုခဝိပါကံ-ချမ်းသာသော အကျိုးရှိသော၊ သဂ္ဂသံဝတ္တနိကံ-လွန်စွာမြတ်သော ဆယ်ပါးသော အကျိုးကို ဖြစ်စေတတ်သော၊ ဒက္ခိဏံ-အလှူကို၊ ပတိဋ္ဌာပေဟိ-တည်စေလော့၊ ဝါ-လှလော့၊ ဣတိ ဣဒံစနံ-ကို၊ ဝတုာ-၍၊ အနုပ္ပဒါသိ-ပြီ၊ ဘိက္ခဝေ-တို့၊ ဧဝံ-သို့၊ ဝုတ္တေ-မင်းက ပြောဆိုအပ်သည် ရှိသော်၊ သော ပုရိသော-သည်၊ ဒေဝ-မြတ်၊ ဧဝံ-ကောင်းလှပါပြီ၊ ဣတိ ခေါ-သို့သာ၊ ခတ္တိယဿ-သော၊ မုဒ္ဒါဘိသိတ္တဿ-သော၊ ရုညော-အား၊ ပစ္စယောသိ-ရှေးရှု နားထောင်ပြီ၊ ဘိက္ခဝေ-တို့၊ အညတရော-သော၊ ပုရိသော ပိ-သည်လည်း၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ-ပြန်ပြီ၊ တမေနံ တံနေပုရိသံ-ကို၊ ရာဇပုရိသာ-တို့သည်၊ အဂ္ဂဟေသံ-ကုန်ပြီ၊ ဂဟေတုာ-ကုန်ပြီး၍၊ ခတ္တိယဿ-သော၊ မုဒ္ဒါဘိသိတ္တဿ-သော၊ ရုညော-အား၊ ဒယောသံ-ကုန်ပြီ၊ ကိံ ဝစနံ-ကို၊ ဝတုာ-ကုန်၍၊ ဒယောသံ-ကုန်သနည်း၊ ဒေဝ-မြတ်၊ အယံ ပုရိသော-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ-ပြီ၊ ဣတိ ဣဒံ ဝစနံ-ကို၊ ဝတုာ - ကုန်၍၊ ဒယောသံ-ကုန်ပြီ၊ ဘိက္ခဝေ-တို့၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ ခတ္တိယော-သော၊ မုဒ္ဒါဘိသိတ္တော-သော၊ ရာဇာ-သည်၊ တံပုရိသံ-ကို၊ တေဝံစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ အမ္မောပုရိသ-ကျား၊ တံ-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ ကိရ-သည်ကား၊ သစ္စံ-လော့၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဒေဝ-မြတ်၊ အဟံ-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ ကိရ-သည်ကား၊ သစ္စံ-၏၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ အမ္မောပုရိသ-ကျား၊ တံ-သည်၊ ကိံ ကာရဏာ-ကြောင့်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ-နည်း၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဒေဝ-မြတ်၊ ဟိယသ္မာ-ကြောင့်၊ အဟံ-သည်၊ န ဇီဝါမိ-နိုင်ပါ၊ တသ္မာ-ကြောင့်၊ အဟံ-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ-ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘိက္ခဝေ-တို့၊ အထ တသ္မိံ ကာလေ-၌၊ ခတ္တိယော-သော၊ မုဒ္ဒါဘိသိတ္တော-သော၊ ရာဇာ-သည်၊ တဿပုရိသဿ-အား၊ နေ-ကို၊ အနုပ္ပဒါသိ-ပြီ၊ ကိံ ဝစနံ-ကို၊ ဝတုာ-၍၊ အနုပ္ပဒါသိ-နည်း၊ အမ္မောပုရိသ-ကျား၊ တံ-သည်၊ ဣမိနာ ခနေန-ဖြင့်၊ အတ္တနာစ-တိုင်လည်း၊ ဇီဝါဟိ-လော့၊ မာတာပိတရော စ-တို့ကိုလည်း၊ ပေါသေဟိ - လော့၊ ပုတ္တဒါရံ စ-တို့ကိုလည်း၊ ပေါသေဟိ - လော့၊ ကမ္မန္တေ စ-တို့ကိုလည်း၊ ပယောဇေဟိ-လော့၊ သမုဏေသု-တို့၌ လည်းကောင်း၊ မြဒဟုဏေသု-တို့၌ လည်းကောင်း၊ ဥဒ္ဓဂ္ဂိကံ-သော၊ သောဇဂ္ဂိကံ-သော၊ သုခဝိပါကံ-သော၊ သဂ္ဂသံဝတ္တနိကံ-သော၊ ဒက္ခိဏံ-ကို၊ ပတိဋ္ဌာပေဟိ-လော့၊ ဣတိ ဣဒံစနံ-ကို၊ ဝတုာ-၍၊ အနုပ္ပဒါသိ-ပြီ၊ ဘိက္ခဝေ-တို့၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ သော ပုရိသော-တို့

ယောကျ်ားသည်၊ ဒေဝ-မြတ်၊ ဧဝံ-ပြီ၊ ဣတိ ခေါ-သို့သာ၊ ခတ္တိယသိ-သော၊ မုဒ္ဒါဘိသိတ္တဿ-သော၊ ရညော-အား၊ ပစ္စယောသိ-ပြီ။

၉၂။ ဘိက္ခဝေ-တို့၊ မနုဿာ-လူတို့သည်၊ အသောသံ-ကြားသိရကုန်ပြီ၊ (တစ်နည်း) အသောသံ ခေါ-ကြားသိရကုန်ပြီးသည်သစ၊ ကိ-သို့၊ အသောသံ-နည်း၊ ဘော-အိုအချင်းတို့၊ ယေပုဂ္ဂလာ-တို့သည်၊ ပရေသံ-တို့၏၊ အဒိန္န-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယန္တိ-ကုန်၏၊ တေသံ ပုဂ္ဂလာနံ-တို့အား၊ ရာဇာ-သည်၊ ခနံ-ကို၊ အနုပုဒေတိ ကိရ-လျော်စွာပေးသတတ်၊ ဝါ-သတံ၊ ဣတိ-သို့၊ အသောသံ-ကုန်ပြီ၊ (တစ်နည်း) အသောသံ ခေါ-ကုန်ပြီးသည် သာ၊ ဣတိ-သို့၊ သုတံန-ကြားသိရကုန်သည်ရှိသော်၊ ဝါ-ကြားသိရကုန်ခြင်း ကြောင့်၊ တေသံ မနုဿာနံ-တို့အား၊ ဧတံ ပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ ကိ-သို့၊ အဟောသိ-နည်း၊ မယံပိ - ငါတို့သည်လည်း၊ ဝါ-ငါတို့လဲဘဲ၊ ပရေသံ-တို့၏၊ အဒိန္န-ကို၊ ထေယျ သင်္ခါတံ-ဖြင့်၊ ယန္တု အာဒိယေယျာမ- အကယ်၍ ခိုးယူကြပါကုန်ငြားအံ့၊ ဧဝံအာဒိယန္တေသု-ဤသို့ခိုးယူကြကုန်သည် ရှိသော်၊ သာဓံ-ကောင်းသည်၊ အဿဝတ-ဖြစ်ရာလေစွတကား၊ ဝါ-ဪ၊ ဣတိ ဧတံ ပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ ဘိက္ခဝေ-တို့၊ အထပစ္စာ- အကြံဖြစ်ပြီးရာကာလမှနောက်၌၊ အညတရော-သော၊ ပုရိသော-သည်၊ ပရေသံ- တို့၏၊ အဒိန္န-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ 'အာဒိယိ-ပြီ၊ တမေနံ-တံနေပုရိသံ- ကို၊ ရာဇပုရိသာ-တို့သည်၊ အဂ္ဂဟေသံ-ကုန်ပြီ၊ ဂဟေတွာ-ကုန်ပြီး၍၊ ခတ္တိယဿ- သော၊ မုဒ္ဒါဘိသိတ္တဿ-သော၊ ရညော-အား၊ ဒသောသံ-ကုန်ပြီ၊ ကိ-ဝစနံ-ကို၊ ဝတွာ-ကုန်၍၊ ဒသောသံ-ကုန်သနည်း၊ ဒေဝ-မြတ်၊ အယံပုရိသော-သည်၊ ပရေသံ-တို့၏၊ အဒိန္န-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ-ပြီ၊ ဣတိဣဒံ ဝစနံ- ကို၊ ဝတွာ-ကုန်၍၊ ဒသောသံ-ကုန်ပြီ၊ ဘိက္ခဝေ-တို့၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ ခတ္တိယော-သော၊ မုဒ္ဒါဘိသိတ္တော - သော၊ ရာဇာ-သည်၊ တံပုရိသံ-ကို၊ ဧတံဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ အမ္ဘောပုရိသ-ကျား၊ တံ-သည်၊ ပရေသံ-တို့၏၊ အဒိန္န-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိကိရ- သည်ကား၊ သစ္စံ-လော၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဒေဝ-မြတ်၊ အဟံ-သည်၊ ပရေသံ-တို့၏၊ အဒိန္န-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ ကိရ-သည်ကား၊ သစ္စံ-၏၊ ဣတိ-သို့၊ အဝေါစ ပြီ၊ အမ္ဘောပုရိသ-ကျား၊ တံ-သည်၊ ကိ- ကာရဏာ-ကြောင့်၊ ပရေသံ-တို့၏၊ အဒိန္န-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာ- ဒိယိ-နည်း၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဒေဝ-မြတ်၊ ဟိယသ္မာ-ကြောင့်၊ အဟံ- သည်၊ နဇီဝါမိ-လောကံပ၊ တသ္မာ-ကြောင့်၊ အဟံ-သည်၊ ပရေသံ-တို့၏၊ အဒိန္န-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယိ-ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဘိက္ခဝေ-တို့၊ အထတသ္မိ ကာလေ-၌၊ ခတ္တိယဿ-သော၊ မုဒ္ဒါဘိသိတ္တဿ-သော၊ ရညော-အား၊

တေပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ ကိ-သည်၊ အဟောသိ-နည်း၊ အဟံ-သည်၊ ယော ယော ပုဂ္ဂလော - အကြင်အကြင်ပုဂ္ဂိုလ်သည်၊ ပရေသံ-တို့၏၊ အဒိန္နံ - ကို၊ တေယျသင်္ခါတံ - ဖြင့်၊ အာဒိယိသာတိ-လတ္တံ၊ တဿ တဿ မုဂ္ဂလဿ - ထိုထိုပုဂ္ဂိုလ်အား၊ ဧနံ - ကို၊ သဗေ အနုပုဗ္ဗဿာမိ - အကယ်၍ လျော်စွာပေးခဲ့အံ့၊ ဧဝံ - ဤသို့ လျော်စွာပေးသည်ရှိသော်၊ ဣဒံ အဒိန္နာဒါနံ-ဤအဒိန္နာဒါနသည်၊ ပဝဗ္ဗိဿတိ-များစွာတိုးပွားလိမ့်လတ္တံ၊ ယံနုနု-အကယ်၍၊ အဟံ - သည်၊ ဣမံပုရိသံ-ဤယောကျ်ားကို၊ သုနိသေဓံ - ကောင်းစွာတားမြစ်ခြင်းကို၊ ဝါ-ကောင်းစွာတားမြစ်အပ်သည်ကို၊ ကတော - ၍၊ နိသေဓေယျ-တားမြစ်ရပါမူကား၊ * မူလသစ္စံ- ဆတ်ဖြတ်သောအားဖြင့် အရင်း၌သတ်ဖြတ်အပ်သည်ကို၊ ကရေယျ-ပြုရပါမူကား၊ အဿ ပုရိသဿ-၏၊ သိသံ-ဦးခေါင်းကို၊ ဆိန္ဓေယျ-ဖြတ်ရပါမူကား၊ သာဓု-သည်၊ အဿဝတ-တကား၊ ဣတိတေပရိ-ဝိတက္ကနံ-သည်၊ အဟောသိ-ပြီ။

ဘိက္ခဝေ-တို့၊ အထပစ္စဒ-အကြံဖြစ်ပြီးရာ ကာလမှနောက်၌၊ ဧတ္ထိယော-သော၊ မုဒ္ဒါဘိသိတ္ထော-သော၊ ရာဇာ-သည်၊ ပုရိသေ-တို့ကို၊ အာဇာပေသိ-

* မှတ်ချက်။ ။ ဤအရာ၌ မူလသေဇံဟု တာလုဇအက္ခရာ ဆ၊ တတိယက္ခရာ ဇ သဒိသဒ္ဓေးဘော်နှင့် ပါဠိရှိကြ၏။ အဋ္ဌကထာ၌ 'မူလသစ္စန္တိ'ဟု ကဏ္ဍဇစတုတ္ထက္ခရာ ဆ၊ တာလုဇဒုတိယက္ခရာ ဆ၊ အသဒိသဒ္ဓေးဘော်နှင့် ပါဠိရှိကြ၏။ ကိစ္စ၊ သစ္စ၊ သစ္စ၊ ဘဗ္ဗ၊ လေယာ၊ ဧတေသဒ္ဓါယပ္ပစ္စယန္တိ နိပစ္စန္ဓေ။ ။ (ကိတ်မောဂ္ဂလာန်၊ ၃၁-လုတ်။)

ကရ-ကရဏေ၊ ကာတဗ္ဗံကိစ္စံ။ နိပါတနေန ကရဿ ကိစ္စာဒေသော။ ဝဂ္ဂလသေဟိ-တေဟိ ယုဿစာဒေသော။ ဟန-ဟိံသာယံ။ ဟနနံ၊ ဟညတိတိဝါ ဗစ္စံ။ ဟနဿ ဗစ္စာဒေသော။ ဘရ-ဘရဏေ၊ ဘရဏိယော ဘစ္စော။ တူ-သတ္တယံ၊ ဘဝတိတိ ဘဗ္ဗော၊ ကတ္တရိ-ယော၊ ဩကာရဿ အဝါဒေသော စ နိပါတနာ။ လီဟအဿာဒနေ၊ လေဟိတဗ္ဗံ လေယျံ။ ဟကာရဿ ယကာရော နိပါတနာ။ (ကိတ်မောဂ္ဂလာန် ပဋိကာ)

ဤ၌ လိုရင်းကိုပြအံ့။ ။ သစ္စံပုဒ်၌ ဟန-ဟိံသာယံ-ဟု ဓာတ်နက်ဖော်၊ ဤ'ကိစ္စ' စသော နိပါတနသုတ်ဖြင့် ဟနဓာတ်နောင် ယ ပစ္စည်းသက်။ ဟနဓာတ်ကိုလည်း 'ဆစ်'ပြီ၊ ဝဂ္ဂလသေဟိတေ-ဟူသော (၄၉) သန္နိမောဂ္ဂလာန်သုတ်ဖြင့် 'ဟန'ဓာတ်နောက်ဖြစ်သော 'ယ'အက္ခရာ ဝဂ္ဂလသေဟိ စ ပြီ၊ သစ္စ ပြီး၏။ ဤ မောဂ္ဂလာန် အတိုင်း 'မူလသစ္စံ' ကဏ္ဍဇ စတုတ္ထက္ခရာ သ၊ တာလုဇ ပဌမက္ခရာ စ သဒိသ ဒ္ဓေးဘော်နှင့် ပါဠိရှိမှ မါဠိအဋ္ဌကထာများ ပါဠိမှန်ဖြစ်မည်။ 'မူလဟတံ' ဟူသော သံဝဂ္ဂလာန်နှင့် ညီမည်။

ကစ္စည်းသုတ်နှင့် စီရင်ရသော်။ ။ ကရမှာရိစ္စ သူဓမ္မာ သုတ်၌ ရိစ္စ-ဟူသော ယောဝဂ္ဂိဘာဝဖြင့် မာနဓာတ်နောင် ရိစ္စပစ္စည်းသက်။ ရမှိရန္တော ရာဒိနော ဟူသော သုတ်ဖြင့် ဓာတွန် န-ရ-အနုဗန်ကိုချေ၊ သိဟနာညာယ ဝါ ရောသော- သုတ်၌ သိဟနာညာယ ဝါ ရောသော-ဟူသော ယောဝဂ္ဂိဘာဝဖြင့် 'မာန'ဓာတ်ကို 'ဆ'ပြီ၊ ဝါ-ပရော အသရူပါ သုတ်ဖြင့် 'ဣ'သရကိုချေ၊ 'သစ္စ' ပြီး၏။ ဤသို့ စီရင်ရာ၏။ ဟနဓာတ် ယူရာမှာ ဓာတွန်န ကျေပြီးသော်လည်း ကြွင်းကျန်ရစ်သော ဟ-ကိုပင် မူလ ဟန-ဓာတ် အမည်ဖြင့် ဆ-ပြီသည်။

စေခိုင်းပြီ၊ ဝါ-အမိန့်တော်ပြန်တမ်းထုတ်ပြီ၊ ကိ-သို့၊ အာဏာပေသိ-နည်း၊
 ဘော-အိုအချင်းတို့၊ အဟံ-သည်၊ တေနဟိ-တိုက်တုန်း၏၊ ဝါ-အမိန့်ချမှတ်
 လိုက်၏၊ တုမေ-တို့သည်၊ ဣမံပုရိသံ-ကို၊ ဒဠာယ-မြဲမြံသော၊ ရဇ္ဇယာ-ကြီး
 ဖြင့်၊ ပစ္စာဗဟံ-လက်ပြန်၊ ဝါဠုပန္နနံ-တင်းတင်းကျပ်ကျပ် ဖွဲ့ချည်ခြင်းကို၊
 ကရိတွာ-ကုန်၍၊ ဗန္ဓိတွာ-နှောင်ဖွဲ့ကြကုန်၍၊ ခုရမဏ္ဍံ-သင်တုန်းဖြင့် ဦးပြည်း
 အပ်သည်ကို၊ ကရိတွာ-ကုန်၍၊ ခရဿရေန-ကြမ်းတမ်းသော အသံရှိသော၊
 ပဏဝေန-ထက်စည်ဖြင့်၊ ရထိကာယ-တစ်ခုသော ရထားလမ်းမမှ၊ ရထိကံ-
 တစ်ခုသော ရထားလမ်းမသို့၊ သိသံသဋ္ဌကေန-တစ်ခုသော ခရီးလမ်းဆုံဖြင့်၊
 သိသံသဋ္ဌကံ-တစ်ခုသော ခရီးလမ်းဆုံသို့၊ (တစ်နည်း) ရထိကာယ ရထိကံ-
 ရထားလမ်းမတိုင်း ရထားလမ်းမတိုင်း၊ သိသံသဋ္ဌကေနသိသံသဋ္ဌကံ- ခရီးလမ်းဆုံ
 တိုင်း ခရီးလမ်းဆုံတိုင်း၊ ပရိနေတွာ-ဆောင်ကြကုန်၍၊ ဒက္ခိဏေန- ဟောင်
 ဖြစ်သော၊ ဒွါရေန-တံခါးဖြင့်၊ နိက္ခမိတွာ-ထွက်ကြကုန်၍၊ နဂရဿ-မြို့၏၊
 ဒက္ခိဏတော-တောင်အရပ်၌၊ သုနိသေဓံ-ကို၊ နိသေဓေထ-ကုန်လော့၊ မူလ-
 ဃစ္စံ-ကို၊ ကရောထ-ကုန်လော့၊ အဿပုရိသဿ-၏၊ သိသံ-ကို၊ ဆိန္ဒုထ-
 ကုန်လော့၊ ဣတိ-သို့၊ အာဏာပေသိ-ပြီ၊ ဘိက္ခဝေ-တို့၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊
 တေပုရိသာ-တို့သည်၊ ဒေဝ-မြတ်၊ ဧဝံ-ပြီ၊ ဣတိခေါ-သာ၊ ခတ္တိယဿ-သော၊
 မုဒ္ဒါဘိသိတ္တဿ-သော၊ ရညော-အား၊ ပဋိဿုတွာ-ကုန်၍၊ တံပုရိသံ-ကို၊
 ဒဠာယ သော၊ ရဇ္ဇယာ-ဖြင့်၊ ပစ္စာဗဟံ-ပြန်၊ ဝါဠုပန္နနံ-ကို၊ ကရိတွာ-
 ကုန်၍၊ ဗန္ဓိတွာ-ကုန်၍၊ ခုရမဏ္ဍံ-ကို၊ ကရိတွာ-ကုန်၍၊ ခရဿရေန-သော၊
 ပဏဝေန - ဖြင့်၊ ရထိကာယ ရထိကံ - ရထားလမ်းမတိုင်း ရထားလမ်းမ
 တိုင်း၊ သိသံသဋ္ဌကေန သိသံသဋ္ဌကံ-ခရီးလမ်းဆုံတိုင်း ခရီးလမ်းဆုံတိုင်း၊ ပရိ-
 နေတွာ-ကုန်၍၊ ဒက္ခိဏေန-သော၊ ဒွါရေန-ဖြင့်၊ နိက္ခမိတွာ-ကုန်၍၊ နဂရဿ-
 ၏၊ ဒက္ခိဏတော-၌၊ သုနိသေဓံ-ကို၊ နိသေဓေထ-ကုန်ပြီ၊ မူလဃစ္စံ-ကို၊
 အကံသု-ကုန်ပြီ၊ အဿပုရိသဿ-၏၊ သိသံ-ကို၊ ဆိန္ဒုသု-ကုန်ပြီ။



၉၃။ ဘိက္ခဝေ-တို့၊ မနုဿာ-တို့သည်၊ အဿောသု-ကုန်ပြီ၊ (တစ်နည်း)
 အဿောသုခေါ- ပြီးသည်သာ၊ ကိ-သို့၊ အဿောသု-နည်း၊ ဘော-တို့၊
 ယေပုဂ္ဂလာ-တို့သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ - ဖြင့်၊
 အာဒိယန္တိ-ကုန်၏၊ တေပုဂ္ဂလာ-တို့ကို၊ ဣဇာ-သည်၊ သုနိသေဓံ-ကို၊ နိသေဓေထိ
 ကိရ-သတတ်၊ မူလဃစ္စံ-ကို၊ ကရောတိကိရ-သတံ၊ တေသံပုဂ္ဂလာနံ- တို့၏၊
 သိသာနိ-တို့ကို၊ ဆိန္ဒုတိကိရ-သတံ၊ ဣတိ-သို့၊ အဿောသု-ကုန်ပြီ၊ သုတွာန-
 သော်၊ ဝါ-ကြောင့်၊ တေသံ မနုဿာနံ- တို့အား၊ တေပရိဝိတက္ကနံ- သည်၊
 အဟောသိ-ပြီ၊ ကိ-သည်၊ အဟောသိ-နည်း၊ မယံပိ - တို့သည်လည်း၊
 တိဏ္ဍာနိ - ထက်ကုန်သော၊ သတ္တာနိ- ခားလက်နက်တို့ကို၊ ကရောမေဿာမ-

ပြုစေကြရပါကုန်မကား၊ တိဏ္ဍာနိ-ကုန်သော၊ သတ္တာနိ-ကို၊ ကာရာပေတွာ-
 ကုန်ပြီး၍၊ ယေသံမနုဿာနံ-တို့၏၊ အဒိန္နံ-ကို၊ ယေယျသင်္ခါတံ-ဖြင့်၊ အာဒိ-
 ယိဿာမ-ခိုးယူကြကုန်အံ့၊ တေမနုဿေ-ထိုဥစ္စာရှင်ဖြစ်သောလူတို့ကို၊ သုနိသေဓံ-
 ကို၊ နိသေဓေဿာမ - ကုန်မှုကား၊ မုလသစ္စံ - ကို၊ ကရိဿာမ - ကုန်မှုကား၊
 တေသံ မနုဿာနံ-တို့၏၊ သီသာနိ-တို့ကို၊ ဆိန္ဒိဿာမ-ကုန်မှုကား၊ ယံနန္တ-
 ကောင်းလေစွ၊ ဣတိ ဧတံ ပရိဝိတက္ကနံ- သည်၊ အဟောသိ- ပြီ၊ ဣတိ-သို့၊
 ပရိဝိတက္ကယိတွာ - ပြီး၍၊ တေ မနုဿာ-ထိုလူတို့သည်၊ တိဏ္ဍာနိ- ကုန်သော၊
 သတ္တာနိ-တို့ကို၊ ကာရာပေသံ-ကုန်ပြီ၊ တိဏ္ဍာနိ-ကုန်သော၊ သတ္တာနိ-တို့ကို၊
 ကာရာပေတွာ- ကုန်ပြီး၍၊ ဝါမဿာတံပိ-ရှာကိုလုယက်ဖျက်ဆီးခြင်းကိုလည်း၊
 ကာတံ-ပြုခြင်းငှာ၊ ဥပက္ကမိံသု-လုံ့လပြုကြကုန်ပြီ၊ ဝါ-အားထုတ်ကြကုန်ပြီ၊
 နိဂမဿာတံပိ - နိဂုံးကို လုယက်ဖျက်ဆီးခြင်းကိုလည်း၊ ကာတံ- ပြုခြင်းငှာ၊
 ဥပက္ကမိံသု-ကုန်ပြီ၊ နဂရဿာတံပိ-မြို့ကိုလုယက်ဖျက်ဆီးခြင်းကိုလည်း၊ ကာတံ-
 ငှာ၊ ဥပက္ကမိံသု-ကုန်ပြီ၊ ပန္နဒုဟနံပိ-လမ်းခရီး၌တည်၍ လုယက်ဖျက်ဆီးခြင်း
 ကိုလည်း၊ ကာတံ-ငှာ၊ ဥပက္ကမိံသု-ကုန်ပြီ၊ တေမနုဿာ-ထိုခိုးသူဖြစ်သော
 လူတို့သည်၊ ယေသံ မနုဿာနံ-အကြင် ဥစ္စာရှင်ဖြစ်သော လူတို့၏၊ အဒိန္နံ-ကို၊
 ယေယျသင်္ခါတံ-ဖြင့်၊ အာဒိယန္တိ-ကုန်၏၊ တေ မနုဿေ-တို့ကို၊ သုနိသေဓံ-
 ကို၊ နိသေဓေန္တိ-ကုန်၏၊ မုလသစ္စံ-ကို၊ ကရောန္တိ-ကုန်၏၊ တေသံမနုဿာနံ-
 တို့၏၊ သီသာနိ-တို့ကို၊ ဆိန္ဒိန္တိ-ကုန်၏။

၉၄။ သိက္ခဝေ-တို့၊ ဣတိခေါ-ဤသို့သာ၊ အနောနံ-တို့အား၊ ဝေနေ-ကို၊
 အနန္တပုဒိယမာနေ- သော်၊ ဒါလိဒ္ဓိယံ- သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ- ပြီ၊
 ဒါလိဒ္ဓိယေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ အဒိန္နာဒါနံ-သည်၊ ဝေပုလ္လံ-
 သို့၊ အဂမာသိ-ပြီ၊ အဒိန္နာဒါနေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ သတ္တံ-
 သည်၊ ဝေပုလ္လံ- သို့၊ အဂမာသိ- ပြီ၊ သတ္တေ- သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-
 သော်၊ ပါဏာတိပါတော- သည်၊ ဝေပုလ္လံ- သို့၊ အဂမာသိ- ပြီ၊ ပါဏာတိ-
 ပါတေ- သည်၊ ဝေပုလ္လံ- သို့၊ ဂတေ-သော်၊ တေသံသတ္တာနံ-တို့အား၊ ဝါ-
 တို့၏၊ အာယုပိ- အသက်သည်လည်း၊ ပရိဟာယိ-ဆုတ်ယုတ်ပြီ၊ ဝဏ္ဏောပိ-
 အဆင်းသည်လည်း၊ ပရိဟာယိ - ဆုတ်ယုတ်ပြီ၊ အာယုနာပိ-အားဖြင့်လည်း၊
 ပရိဟာယမာနာနံ- ဆုတ်ယုတ်ကြကုန်သော၊ ဝဏ္ဏောပိ-အားဖြင့်လည်း၊ ပရိ-
 ဟာယမာနာနံ-ကုန်သော၊ အသိတိ ဝဿ သဟဿာယုကာနံ-အနှစ်ရှစ်သောင်း
 အသက်ရှိကုန်သော၊ တေသံမနုဿာနံ- တို့၏၊ ပုတ္တာ-သားသမီးတို့သည်၊ စတ္တာ-
 လီသ ဝဿ သဟဿာယုကာ- အနှစ်လေးသောင်းအသက်ရှိကုန်သည်၊ အဟော-
 သံ-ကုန်ပြီ။

ဘိက္ခဝေ-တို့၊ စတ္တာလီသဝဿသဟဿာယုကေသု-ကုန်သော၊ မနုဿေသု၊
 တို့တွင်၊ အညတရော-သော၊ ပုရိသော-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊
 ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယံ-ပြီ၊ တမေနံ တံ နေံ ပုရိသံ-ကို၊ ရာဇပုရိသ-
 တို့သည်၊ အဂ္ဂဟေဟံ- ကုန်ပြီ၊ ဂဟေတွာ-ကုန်၍၊ ခတ္တိယဿ-သော၊ မုဒ္ဒါဘိ
 သိတ္တဿ-သော၊ ရညော-အား၊ ဒဿေသံ-ကုန်ပြီ၊ ကိံ စစနံ-ကို၊ ဝတွာ-
 ကုန်၍၊ ဒဿေသံ-ကုန်သနည်း၊ ဒေဝ-မြတ်၊ အယံပုရိသော-သည်၊ ပရေသံ-
 တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယံ-ပြီ၊ ဣတိဣဒံစစနံ-ကို၊
 ဝတွာ-ကုန်၍၊ ဒဿေသံ-ကုန်ပြီ။

ဘိက္ခဝေ-တို့၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ ခတ္တိယော-သော၊ မုဒ္ဒါဘိသိတ္တော-
 သော၊ ရာဇာ-သည်၊ ပုရိသံ-ကို၊ ဧတံစစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊
 အဝေါစ-နည်း၊ အမ္ဘောပုရိသ-ကျား၊ တံ-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊
 ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယံ-ပြီ၊ ဣတိ-သို့၊ ကိရ-သည်ကား၊ သစ္စံ-လော၊
 ဣတိ-သို့၊ အဝေါစ-ပြီ၊ ဒေဝ-မြတ်၊ အဟံ-သည်၊ ပရေသံ-တို့၏၊ အဒိန္နံ-ကို၊
 ထေယျသင်္ခါတံ-ဖြင့်၊ နဟိအာဒိယံ -သည်သာ၊ ဣတိ-သို့၊ သမ္ပဇာနံ-မဆိုမိခဏ
 ဆိုဆဲခဏ၌ ကောင်းစွာအပြားအားဖြင့်သိလျက်၊ မုသာ-ချွတ်ယွင်းဖောက်ပြန်
 မမုန်သောစကားကို၊ အဘာသိ-ပြောဆိုပြီ။

၉၅။ ဘိက္ခဝေ-တို့၊ ဣတိခေါ-သို့သာ၊ အဓနာနံ-ကုန်သော၊ မနုဿာနံ-
 တို့အား၊ ဓနေ-ကို၊ အနန္တပုဒိယမာနေ-သော်၊ အဓနာနံ-ကုန်သော၊ မနုဿာနံ-
 တို့အား၊ ဓနေ-ကို၊ အနန္တပုဒိယမာနေ-သော်၊ ဒါလိဒ္ဓိယံ-သည်၊ ဝေပုလ္လံ-သို့၊
 အဂမာသိ-ပြီ၊ ဒါလိဒ္ဓိယေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ အဒိန္နာဒါနံ-
 သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ အဒိန္နာဒါနေ-သည် ဝေပုလ္လံ-သို့၊ ဂတေ-
 သော်၊ သတ္တံ-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ သတ္တေ-သည်၊ ဝေပုလ္လံ-သို့၊
 ဂတေ-သော်၊ ပါဏာတိပါတော-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ ပါဏာတိ
 ပါတေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ မုသာဝါဒေါ-သည်၊ ဝေပုလ္လံ-သို့၊
 အဂမာသိ-ပြီ၊ မုသာဝါဒေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ တေသံ
 သတ္တာနံ-တို့အား၊ ဝါ-တို့၏၊ အာယုပိ-သည်လည်း၊ ပရိဟာယံ-ပြီ၊ ဝဏ္ဏောပိ-
 သည်လည်း၊ ပရိဟာယံ-ပြီ၊ အာယုနာပိ-အားဖြင့်လည်း၊ ပရိဟာယမာနာနံ-ကုန်
 သော၊ ဝဏ္ဏောပိ-အားဖြင့်လည်း၊ ပရိဟာယမာနာနံ-ကုန်သော၊ စတ္တာလီသ
 ဝဿသဟဿာယုကာနံ-ကုန်သော၊ တေသံမနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊
 ဝိသတိဝဿသဟဿာယုကာ - အနှစ် နှစ်သောင်း အသက် ရှိကုန်သည်၊
 အဟေသံ-ကုန်ပြီ၊ ဘိက္ခဝေ-တို့၊ ဝိသတိဝဿသဟဿာယုကေသု-ကုန်သော၊
 မနုဿေသု-တို့တွင်၊ အညတရော-သော၊ ပုရိသော-သည်၊ ပရေသံ-တို့၏

အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယံ-ပြီ၊ တမေနံ တံ နေပုရိသံ-ကို၊ အညတရော-သော၊ ပုရိသော-သည်၊ ခတ္ထိယဿ-သော၊ မုဒ္ဒါတိသိတ္တဿ-သော၊ ရညော-အား၊ အာရောစေသိ-သံတော်ဦးတင်ပြီ၊ ကိ-သို့၊ အာရောစေသိ-နည်း။

ဒေဝ-မြတ်၊ ဣတ္ထန္နာမော-ဤ အမည်ရှိသော၊ ပုရိသော-သည်၊ ပရေသိ-တို့၏၊ အဒိန္နံ-ကို၊ ထေယျသင်္ခါတံ-ဖြင့်၊ အာဒိယံ-ပြီ၊ ဣတိ-သို့၊ အာရော-စေသိ-ပြီ၊ ဣတိ-သို့၊ အာရောစေတော-၍၊ ပေသုညံ-မိမိကို ချစ်အပ်သည်၏ အဖြစ်၊ တစ်ပါးသောသူကို ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည်ကိုပြုတတ် သောစကားကို၊ ဝါ-ချောပစ် ကုန်းတိုက်ကြောင်း ဖြစ်သောစကားကို၊ ဝါ-နှစ်ဦးသော ပုဂ္ဂိုလ်တို့၏အချစ်ကို မုန်မုန်ညက်ညက် ကြိတ်ခြေတတ်သော စကား ကို၊ အဘာသိ-ပြီ။

၉၆။ သိက္ခဝေ-တို့၊ ဣတိ ခေါ-သား၊ အနာနံ-ကုန်သော၊ မနုဿာနံ- တို့အား၊ ခနေ-ကို၊ အနုပုဒိယမာနေ-အောင်၊ ဒါလိဒ္ဓိယံ-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ ဒါလိဒ္ဓိယေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ အဒိန္နာဒါနံ- သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ အဒိန္နာဒါနေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ- သော်၊ သတ္တံ-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ သတ္ထေ-သည်၊ ဝေပုလ္လံ- သို့၊ ဂတေ-သော်၊ ပါဏာတိပါတော-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ ပါဏာတိပါတေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ မုသာဝါဒေါ-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ မုသာဝါဒေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ ပိသုဏာ-မိမိကို ချစ်အပ်သည်၏ အဖြစ်ကိုပြုတတ်၊ တစ်ပါးသောသူကို ချစ်အပ် သည်၏ အဖြစ်မှ ကင်းဆိတ်သည်ကို ပြုတတ်သော၊ ဝါ-ချောပစ် ကုန်းတိုက် ကြောင်းဖြစ်သော၊ ဝါ-နှစ်ဦးသော ပုဂ္ဂိုလ်တို့၏ အချစ်ကို မုန်မုန်ညက်ညက် ကြိတ်ခြေတတ်သော၊ ဝါစာ-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ ပိသုဏာယ- သော၊ ဝါစာယ-သည်၊ ဝေပုလ္လံ-သို့၊ ဂတာယ-သော်၊ တေသံ သတ္တာနံ-တို့ အား၊ ဝါ-တို့၏၊ အာယုပိ-သည်လည်း၊ ပရိဟာယံ-ပြီ၊ ဝဏ္ဏောပိ-သည်လည်း၊ ပရိဟာယံ-ပြီ၊ အာယုနာပိ-အားဖြင့်လည်း၊ ပရိဟာယမာနာနံ-ကုန်သော၊ ဝဏ္ဏ နပိ-အားဖြင့်လည်း၊ ပရိဟာယမာနာနံ - ကုန်သော၊ ဝိသတိပဿသဟဿာ- ယုကာနံ-ကုန်သော၊ တေသံ မနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊ ဒသဝဿ- သဟဿာယုကာ-အနှစ်တစ်သောင်း အသက်ရှိကုန်သည်၊ အဟေသံ-ကုန်ပြီ၊ သိက္ခဝေ-တို့၊ ဒသဝဿသဟဿာယုကေသု-ကုန်သော၊ မနုဿေသု-တို့တို့၏၊ ဝေက-အချို့ ကုန်သော၊ သတ္တာ-တို့သည်၊ ဝဏ္ဏဝဏ္ဏော-လွန်ကဲသော အဆင်း ရှိကုန်သည်၊ ဝါ-အဆင်းလှကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဝေက-ကုန်သော၊

သတ္တာ-တို့သည်၊ ဒုဗ္ဗဏ္ဍာ-မကောင်းသော အဆင်းရှိကုန်သည်၊ ဝါ-အဆင်း
 မလှကုန်သည်၊ ဟောန္တိ-ကုန်၏၊ တတ္ထ တေသု သတ္တေသု-တို့တွင်၊ ယေ တေ
 သတ္တာ-အကြင် သတ္တဝါတို့သည်၊ ဒုဗ္ဗဏ္ဍာ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ တေ
 သတ္တာ-တို့သည်၊ ဝဏ္ဏဝဇ္ဇေ-ကုန်သော၊ သတ္တေ-တို့သို့၊ အဘိဇ္ဈာယန္တု-ရှေးရှု
 တပ်ကြကုန်လျက်၊ ပရေသံ-တို့၏၊ ဒါရေသု-မယားတို့၌၊ စာရိတ္တံ-မှားမှား
 ယှင်းယှင်း ကျင့်ခြင်းသို့၊ အစပဇ္ဇိ သု-ရောက်ကြကုန်ပြီ။

၉၇။ အိက္ခဝေ-တို့၊ ဣတိ ခေါ-သော၊ အနာနံ-ကုန်သော၊ မနုဿာနံ-
 တို့အား၊ ခနေ-ကို၊ အနုပုပ္ဖိယမာနေ-သော်၊ ဒါလိဒ္ဓိယံ-သည်၊ ဝေပုလ္လံ-သို့၊
 အဂမာသိ-ပြီ၊ ဒါလိဒ္ဓိယေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ အဒိန္နာဒါနံ-
 သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ အဒိန္နာဒါနေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-
 သော်၊ သတ္တံ-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ သန္တေ-သည်၊ ဝေပုလ္လံ-သို့၊
 ဂတေ-သော်၊ ပါဏာတိပါဏော-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ ပါဏာတိ
 ပါတေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ မုသာဝါဒေါ-သည်၊ ဝေပုလ္လံ-သို့၊
 အဂမာသိ-ပြီ၊ မုသာဝါဒေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ ပိသုဏာ-
 သော၊ ဝါဇာ-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ ပိသုဏာယ-သော၊ ဝါစာယ-
 သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ ကာမေသုမိစ္ဆာစာရော-သည်၊ ဝေပုလ္လံ-
 သို့၊ အဂမာသိ-ပြီ၊ ကာမေသုမိစ္ဆာစာရေ-သည်၊ ဝေပုလ္လံ-သို့၊ ဂတေ-သော်၊
 တေသံ သတ္တာနံ-တို့အား၊ ဝါ-တို့၏၊ အာယုပ္ပိ-သည်လည်း၊ ပရိဟာယံ-ပြီ၊
 ဝဏ္ဏောပိ-သည်လည်း၊ ပရိဟာယံ-ပြီ၊ အာယုနာပိ-အားဖြင့်လည်း၊ ပရိဟာယ
 မာနာနံ-ကုန်သော၊ ဝဏ္ဏောပိ-အားဖြင့်လည်း၊ ပရိဟာယမာနာနံ-ကုန်သော၊
 ဒသဝဿသဟဿာယုကာနံ-ကုန်သော၊ မနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊ ပဉ္စ-
 ဝဿသဟဿာယုကာဒ-အနှစ်ငါးထောင် အသက်ရှိကုန်သည်၊ အဟေသံ-ကုန်ပြီ။

၉၈။ အိက္ခဝေ-တို့၊ ပဉ္စဝဿသဟဿာယုကေသု-ကုန်သော၊ မနုဿေသု-
 တို့၌၊ ဖရုဿဝါစာ စ-ဖရုသဓါစာ လည်းကောင်း၊ ဝါ-မိမိသုတစ်ပါး နှစ်ဦး
 သားကို လှသွားကဲ့သို့ ကြမ်းတမ်းစေတတ်သောစကားကို ပြောဆိုခြင်း လည်း
 ကောင်း၊ သမ္ပပ္ပလာပေါ စ-သမ္ပပ္ပလာပ လည်းကောင်း၊ ဝါ-မိမိ သုတစ်ပါး
 နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို ဖျက်ဆီးတတ်သော အကျိုးမဲ့
 အနက်မဲ့စကားကို ပြောဆိုခြင်း လည်းကောင်း၊ ဣတိ-သို့၊ ဒွေ-ကုန်သော၊
 ဓမ္မာ-တို့သည်၊ ဝေပုလ္လံ-သို့၊ အဂမံသု-ကုန်ပြီ၊ ဒွိသု-ကုန်သော၊ ဓမ္မေသု-တို့
 သည်၊ ဝေပုလ္လံ-သို့၊ ဂတေသု-သော်၊ တေသံ သတ္တာနံ-တို့အား၊ ဝါ-တို့၏၊
 အာယုပ္ပိ-သည်လည်း၊ ပရိဟာယံ-ပြီ၊ ဝဏ္ဏောပိ-သည်လည်း၊ ပရိဟာယံ-ပြီ၊
 အာယုနာပိ-အားဖြင့်လည်း၊ ပရိဟာယမာနာနံ-ကုန်သော၊ ဝဏ္ဏောပိ-အားဖြင့်

လည်း၊ ပရိဟာယမာနာနံ-ကုန်သော၊ ပဉ္စဝဿသဟဿာယုကာနံ-ကုန်သော၊
 တေသံ မနုဿာနံ-တို့၏၊ အပေကစ္စေ-အချို့ ကုန်သော၊ ပုတ္တာ-တို့သည်၊ အစု-
 တေယျ ဝဿ သဟဿာယုကာ - အခွံနှင့်တကွ အနှစ်သုံးထောင် အသက်ရှိကုန်
 သည်၊ ဝါ-အနှစ် နှစ်ထောင်ငါးရာ အသက်ရှိကုန်သည်၊ အဟေသံ-ကုန်ပြီ၊
 အပေကစ္စေ - ကုန်သော၊ ပုတ္တာ-တို့သည်၊ ဒေဝဿ သဟဿာယုကာ - အနှစ်
 နှစ်ထောင် အသက်ရှိကုန်သည်၊ အဟေသံ-ကုန်ပြီ။

၉၉။ ဘိက္ခဝေ - တို့၊ အစုတေယျဝဿ သဟဿာယုကေသု - ကုန်သော၊
 မနုဿေသု-တို့၌၊ အဘိဇ္ဈာဗျာပါဒါ- အဘိဇ္ဈာဗျာပါဒတို့သည်၊ ဝါ-တစ်ပါး
 ဧဝံသုတို့၏ဥစ္စာကို ရှေးရှုတပ်တတ်သော လောဘ ဟိတသုခကို ဖျက်ဆီးတတ်
 သော ဒေါသတို့သည်၊ ဝေပုလ္လံ-သို့၊ အဂမံသု-ကုန်ပြီ၊ အဘိဇ္ဈာဗျာပါဒေသု-
 တို့သည်၊ ဝေပုလ္လံ-သို့၊ ဂတေသု-သော်၊ တေသံ သတ္တာနံ-တို့အား၊ ဝါ-တို့၏၊
 အာယုပိ-သည်လည်း၊ ပရိဟာယိ-ဆုတ်ယုတ်ပြီ၊ ဝဏ္ဏောပိ-သည်လည်း၊ ပရိ-
 ဟာယိ-ပြီ၊ အာယုနာပိ-အားဖြင့်လည်း၊ ပရိဟာယမာနာနံ-ကုန်သော၊ ဝဏ္ဏေ-
 နပိ-အားဖြင့်လည်း၊ ပရိဟာယမာနာနံ-ကုန်သော၊ အစုတေယျဝဿသဟဿာ
 ယုကာနံ-ကုန်သော၊ တေသံ မနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊ ဝဿသဟဿာ-
 ယုကာ-အနှစ်တစ်ထောင် အသက်ရှိကုန်သည်၊ အဟေသံ-ကုန်ပြီ။

၁၀၀။ ဘိက္ခဝေ-တို့၊ ဝဿသဟဿာယုကေသု-ကုန်သော၊ မနုဿေသု-
 တို့၌၊ မိစ္ဆာဒိဋ္ဌိ- မိစ္ဆာဒိဋ္ဌိသည်၊ ဝါ- ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော
 သမ္မာအယူ၏ ဆန့်ကျင်ဘက် ဖြစ်သော နိယတ မိစ္ဆာဒိဋ္ဌိသည်၊ ဝေပုလ္လံ- သို့၊
 အဂမာသိ-ပြီ၊ မိစ္ဆာဒိဋ္ဌိယာ-သည်၊ ဝေပုလ္လံ-သို့၊ ဂတာယ-သော်၊ တေသံ-
 သတ္တာနံ - တို့အား၊ ဝါ - တို့၏၊ အာယုပိ - သည်လည်း၊ ပရိဟာယိ - ပြီ၊
 ဝဏ္ဏောပိ - သည်လည်း၊ ပရိဟာယိ - ပြီ၊ အာယုနာပိ - အားဖြင့်လည်း၊ ပရိ-
 ဟာယ မာနာနံ - ကုန်သော၊ ဝဏ္ဏေနပိ - အားဖြင့်လည်း၊ ပရိဟာယမာနာနံ-
 ကုန်သော၊ ဝဿ သဟဿ ယုကာနံ - ကုန်သော၊ တေသံ မနုဿာနံ - တို့၏၊
 ပုတ္တာ - တို့သည်၊ ပဉ္စဝဿ သတာယုကာ - အနှစ်ငါးရာ အသက်ရှိကုန်သည်၊
 အဟေသံ - ကုန်ပြီ။

၁၀၁။ ဘိက္ခဝေ-တို့၊ ပဉ္စဝဿသတာယုကေသု- ကုန်သော၊ မနုဿေသု-
 တို့၌၊ အဓမ္မရာဂေါ- အဓမ္မ ရာဂလည်းကောင်း၊ ဝါ-အမိ၊ မိထွေး၊ အာဘ၊
 ဘထွေး၊ အရီးမ အစရှိသော မသင့်လျော်သောအရာတို့၌ တပ်ခြင်းဟုဆိုအပ်
 သော ရာဂလည်းကောင်း၊ ဝိသမလောဘော - ဝိသမလောစာလည်းကောင်း၊
 ဝါ - မခံစားသင့်သောအရာတို့၌သော်လည်း အလွန် အားရှိသည့် ဖြစ်၍ မည်

မည့်တံသော လောဘလည်းကောင်း၊ မိစ္ဆာဓမ္မော - မိစ္ဆာဓမ္မလည်းကောင်း၊ ဝါ-ယောကျ်ားအချင်းချင်း မိန်းမအချင်းချင်း၌ တပ်နှစ်သက်ခြင်းရှိသည်ဖြစ်၍ ချွတ်ယွင်း ဖောက်ပြန် မမှန်သော သဘောရှိသော လောဘလည်းကောင်း၊ ဣတိ-သို့၊ တယော-သုံးပါးကုန်သော၊ ဓမ္မာ-တို့သည်၊ ဝေပုလ္လံ-သို့၊ အဂမံသု- ကုန်ပြီ၊ တိသု-ကုန်သော၊ ဓမ္မေသု-တို့သည်၊ ဝေပုလ္လံ-သို့၊ ဂတေသု - သော်၊ တေသံ သတ္တဝါနံ-တို့အား၊ ဝါ - တို့၏၊ အာယုပိ - သည်လည်း၊ ပရိဟာယံ-ပြီ၊ ဝဏ္ဏာပိ-သည်လည်း၊ ပရိဟာယံ-ပြီ၊ အာယုနာပိ-အားဖြင့်လည်း၊ ပရိဟာယ- မာနာနံ-ကုန်သော၊ ဝဏ္ဏာနပိ- အားဖြင့်လည်း၊ ပရိဟာယမာနာနံ-ကုန်သော၊ ပဉ္စဝဿ သတာယုကာနံ-ကုန်သော၊ တေသံဓနုဿာနံ-တို့၏၊ အံပေကဇ္ဇေ-ကုန် သော၊ ပုတ္တာ-တို့သည်၊ အခုတေယျဝဿ သတာယုကာ - အခွဲနှင့်တကွ အနှစ် သုံးရာ အသက်ရှိကုန်သည်၊ ဝါ- အနှစ် နှစ်ရာငါးဆယ် အသက်ရှိကုန်သည်၊ အဟေသု-ကုန်ပြီ၊ အပေကဇ္ဇေ-ကုန်သော၊ ပုတ္တာ-တို့သည်၊ ဒေဝဿသတာယုကာ- အနှစ်နှစ်ရာ အသက် ရှိကုန်သည်၊ အဟေသု - ကုန်ပြီ။

ဘိက္ခဝေ-တို့၊ အခုတေယျဝဿသတာယုကေသု-ကုန်သော၊ မနုဿေသု-တို့၌၊ အမတ္တေယျတာ - အမိ၏အကျိုးစီးပွားကို မဆောင်တတ်သော ပုဂ္ဂိုလ်၏အဖြစ် လည်းကောင်း၊ ဝါ- အမိ၏အကျိုးစီးပွားကို ဆောင်တတ်သောပုဂ္ဂိုလ်၏အဖြစ် ၏ ဆန့်ကျင်ဘက်ဖြစ်သော တရားလည်းကောင်း၊ အပေတ္တေယျတာ - အဘ၏ အကျိုးစီးပွားကို မဆောင်တတ်သော ပုဂ္ဂိုလ်၏ အဖြစ်လည်းကောင်း၊ ဝါ- အဘ၏အကျိုးစီးပွားကို ဆောင်တတ်သော ပုဂ္ဂိုလ်၏အဖြစ်၏ ဆန့်ကျင်ဘက် ဖြစ်သော တရားလည်းကောင်း၊ အသာမညတာ - ငြိမ်းအေးစေအပ်ပြီးသော မကောင်းမှုရှိသော ရဟန်း၏ အကျိုးစီးပွားကို မဆောင်တတ်သော ပုဂ္ဂိုလ်၏ အဖြစ်သည်လည်းကောင်း၊ ဝါ-ငြိမ်းအေးစေအပ်ပြီးသော မကောင်းမှုရှိသော ရဟန်း၏ အကျိုးစီးပွားကို ဆောင်တတ်သောပုဂ္ဂိုလ်၏အဖြစ်၏ ဆန့်ကျင်ဘက် ဖြစ်သောတရားလည်းကောင်း၊ အဗြဟ္မညတာ-တားမြစ်ကန့်ကွက် ပယ်ဖျက်အပ် ပြီးသော မကောင်းမှုရှိသော ရဟန်း၏ အကျိုးစီးပွားကို မဆောင်တတ်သော ပုဂ္ဂိုလ်၏အဖြစ်လည်းကောင်း၊ ဝါ- တားမြစ်ကန့်ကွက် ပယ်ဖျက်အပ်ပြီးသော မကောင်းမှုရှိသော ရဟန်း၏ အကျိုးစီးပွားကို ဆောင်တတ်သော ပုဂ္ဂိုလ်၏ အဖြစ်၏ ဆန့်ကျင်ဘက်ဖြစ်သော တရားလည်းကောင်း၊ ကုလေ - အမျိုး၌၊ နုဇေဗ္ဗပစာယိတာ - ဘကြီးဘထွေး အစရှိသော ကြီးသော ပုဂ္ဂိုလ်တို့ကို အရို အသေ မပြုတတ်သော ပုဂ္ဂိုလ်၏ အဖြစ်လည်းကောင်း၊ ဝါ- ဘကြီး ဘထွေး အစရှိသော ကြီးသောပုဂ္ဂိုလ်တို့ကို အရိုအသေပြုတတ်သော ပုဂ္ဂိုလ်၏အဖြစ်၏ ဆန့်ကျင်ဘက်ဖြစ်သော တရားလည်းကောင်း၊ ဣတိ- သို့၊ ဣမေဓမ္မာ- ဤငါး ပါးသောတရားတို့သည်၊ ဝေပုလ္လံ- သို့၊ အဂမံသု= ကုန်ပြီ။

၁၀၂။ ဘိက္ခုဝေ-တို့၊ ဣတိခေါ-သော၊ အနာနံ န ကုန်သော၊ မနုဿာနံ-
 တို့အား၊ ဓန- ကို၊ အနုပုဒိယမာနေ- သော်၊ ဒါလိဒ္ဓိယံ-သည်၊ ဝေပုလ္လံ-သို့၊
 အဂမာသိ-ပြီ၊ ဒါလိဒ္ဓိယေ-သည်၊ ဝေပုလ္လံ - သို့၊ ဂတေ- သော်၊ အဒိန္နာဒါနံ-
 သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ- ပြီ၊ အဒိန္နာဒါနေ-သည်၊ ဝေပုလ္လံ- သို့၊
 ဂတေ - သော်၊ သတ္ထံ- သည်၊ ဝေပုလ္လံ - သို့၊ အဂမာသိ- ပြီ၊ သတ္ထေ - သည်၊
 ဝေပုလ္လံ-သို့၊ ဂတေ-သော်၊ ပါဏာတိပါတော-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-
 ပြီ၊ ပါဏာတိပါတေ- သည်၊ ဝေပုလ္လံ- သို့၊ ဂတေ- သော်၊ မုသာဝါဒေါ-
 သည်၊ ဝေပုလ္လံ- သို့၊ အဂမာသိ- ပြီ၊ မုသာဝါဒေ- သည်၊ ဝေပုလ္လံ- သို့၊ ဂတေ-
 သော်၊ ပိသုဏာ-သော၊ ဝါစာ-သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ ပိသုဏာယ-
 သော၊ ဝါစာယ-သည်၊ ဝေပုလ္လံ-သို့၊ ဂတာယ-သော်၊ ကာမေသုမိစ္ဆာစာရေ-
 သည်၊ ဝေပုလ္လံ-သို့၊ အဂမာသိ-ပြီ၊ ကာမေသုမိစ္ဆာစာရေ- သည်၊ ဝေပုလ္လံ-သို့၊
 ဂတေ- သော်၊ ဖရူသာ- သော၊ ဝါစာစ- လည်းကောင်း၊ သမ္ပပ္ပလာပေါစ-
 လည်းကောင်း၊ ဣတိ- သို့၊ ဧ- ကုန်သော၊ ဓမ္မာ- တို့သည်၊ ဝေပုလ္လံ- သို့၊
 အဂမံသု-ကုန်ပြီ၊ ခုသု-ကုန်သော၊ ဓမ္မေသု-တို့သည်၊ ဝေပုလ္လံ-သို့၊ ဂတေသု-
 သော်၊ အဘိဇ္ဈာဗျာပါဒါ-တို့သည်၊ ဝေပုလ္လံ-သို့၊ အဂမံသု- ကုန်ပြီ၊ အဘိဇ္ဈာ-
 ဗျာပါဒေသု-တို့သည်၊ ဝေပုလ္လံ သို့၊ ဂတေသု-သော်၊ မိစ္ဆာဒိဋ္ဌိ- သည်၊ ဝေပုလ္လံ-
 သို့၊ အဂမာသိ-ပြီ၊ မိစ္ဆာဒိဋ္ဌိယာ- သည်၊ ဝေပုလ္လံ- သို့၊ ဂတာယ- သော်၊
 အဓမ္မရာဂေါ-လည်းကောင်း၊ ဝိသမလောဘော - လည်းကောင်း၊ မိစ္ဆာဓမ္မော-
 လည်းကောင်း၊ ဣတိ - သို့၊ ဓယော-ကုန်သော၊ ဓမ္မာ - တို့သည်၊ ဝေပုလ္လံ-
 သို့၊ အဂမံသု- ကုန်ပြီ၊ တီသု- ကုန်သော၊ ဓမ္မေသု - တို့သည်၊ ဝေပုလ္လံ- သို့၊
 ဂတေသု- သော်၊ အမတ္တေယျတာ- လည်းကောင်း၊ အပေတ္တေယျတာ- လည်း
 ကောင်း၊ အသာမညတာ- လည်းကောင်း၊ အဗြဟ္မညတာ - လည်းကောင်း၊
 ကုလေ-၌၊ နဇေဋ္ဌာပစာယိတာ-လည်းကောင်း၊ ဣတိ-သို့၊ ဣမေဓမ္မာ-တို့သည်၊
 ဝေပုလ္လံ- သို့၊ အဂမံသု- ကုန်ပြီ၊ ဣမေသု ဓမ္မေသု- တို့သည်၊ ဝေပုလ္လံ - သို့၊
 ဂတေသု-သော်၊ ဧဝံသတ္တာနံ-တို့အား၊ ဝါ-တို့၏၊ အာယုပိ- သည်လည်း၊
 ပရိဟာယိ-ပြီ၊ ဝဏ္ဏောပိ- သည်လည်း၊ ပရိဟာယိ- ပြီ၊ အာယုနာပိ- အားဖြင့်
 လည်း၊ ပရိဟာယ မာနာနံ- ကုန်သော၊ ဝဏ္ဏေနပိ- အားဖြင့်လည်း၊ ပရိဟာယ-
 မာနာနံ-ကုန်သော၊ အခုတေယျ ဝဿ သတာယုကာနံ- ကုန်သော၊ တေသံ
 မနုဿာနံ-တို့၏၊ ပုတ္တာ- တို့သည်၊ ဝဿသတာယုကာ-အနှစ် တစ်ရာ အသက်
 ရှိကုန်သည်၊ အဟေသံ-ကုန်ပြီ။

ဒသဝဿာယုကသမယ

၁၀၃။ ဘိက္ခုဝေ-တို့၊ ယံသမယံ-အကြင်အခါ၌၊ ဣသေသံ မနုဿာနံ-
 တို့၏၊ ပုတ္တာ - တို့သည်၊ ဒသဝဿာယုကာ- ဆယ်နှစ် အသက် ရှိကုန်သည်၊

ဘဝိဿန္တိ-ဖြစ်ကုန်လတ္တံ့။ သောသမယော-ထိုအခါသည်။ ဘဝိဿတိ-လတ္တံ့။
ဘိက္ခဝေ-တို့၊ ဒသဝဿာယုကေသု-ကုန်သော၊ မနုဿေသု-တို့တွင်၊ ပဉ္စဝဿိကာ-
ငါးနှစ်အသက်ရှိကုန်သော၊ ကုမာရိကံ- သတို့သမီးတို့သည်။ အလံပတေယျာ-
လင်အားထိုက်ကုန်သည်။ ဝါ- လင်ပေးစားခြင်းငှာထိုက်ကုန်သည်။ ဘဝိဿန္တိ-
ကုန်လတ္တံ့။ ။

ဘိက္ခဝေ-တို့၊ ဒသဝဿာယုကေသု- ကုန်သော၊ မနုဿေသု-တို့၌၊ ဣမာနိ
ရသာနိ-ဤမြတ်သောအရသာတို့သည်။ အန္တရဓာယိဿန္တိ- ကွယ်ကုန်လိမ့်လတ္တံ့။
သေယျထိဒံ-အဘယ်မည်ကုန်သော၊ ရသာနိ-အရသာ...သည်။ အန္တရဓာယိဿန္တိ-
ကုန်လတ္တံ့နည်း။ သပ္ပိ-ထောပတ်လည်းကောင်း၊ နဝနိတံ- ထောပတ်ပေါ်စမြူး
ထောပေး မသကခ ဆိဦးလည်းကောင်း၊ တေလံ-မုန့်ညှင်းနှမ်းသစ် ကျက်ဆူပြစ်
နှင့် သားတစ်ဆီခဲ ငါးမျိုးခွဲ၍ ရအပ်သောဆီလည်းကောင်း၊ မဓု- ပျားကြီး
ပျားငယ် ပျားလယ်ရည် လည်းကောင်း၊ ဖာဏိတံ - တင်လဲလည်းကောင်း၊
လောဏံ- ဆားလည်းကောင်း၊ ဣတိဣမာနိ- ဤမည်ကုန်သော၊ ရသာနိ- တို့
သည်။ အန္တရဓာယိဿန္တိ- ကုန်လတ္တံ့။ ။

ဘိက္ခဝေ-တို့၊ မနုဿေသု-တို့သည်။ ဒသဝဿာယုကေသု- ဆယ်နှစ်အသက်
ရှိကုန်သည်။ သမာနေသု - ဖြစ်ကုန်သည်ရှိသော်၊ ကုဒြုသကော - လူးသည်။
ဘောဇနာနံ- တို့တွင်၊ အဂ္ဂံ-မြတ်သည်။ ဘဝိဿန္တိ-ကုန်လတ္တံ့။ ဘိက္ခဝေ- တို့၊
သေယျထာပိ- မျက်မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်။
တေရဟိ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ ဝါ-ဤလက်ထက်၌၊ သာလိမံသော-
ဒနော-သားဖြင့်ပြုမိးသော သလေးထမင်းသည်။ ဘောဇနာနံ-တို့တွင်၊ အဂ္ဂံ-
သည်။ ဟောတိသေယျထာပိ- ဖြစ်သကဲ့သို့၊ ဘိက္ခဝေ- တို့၊ ဝေမေဝခေါ- ပုံစံ
နှိုင်းယူ ဤအတူသာလျှင်၊ မနုဿေသု-လူတို့သည်။ ဒသဝဿာယုကေသု-ကုန်
သည်။ သမာနေသု-သော်၊ ကုဒြုသကော-သည်။ ဘောဇနာနံ-တို့တွင်၊ အဂ္ဂံ-
သည်။ ဘဝိဿတိ-လတ္တံ့။ ။

ဘိက္ခဝေ-တို့၊ ဒသဝဿာယုကေသု-ကုန်သော၊ မနုဿေသု-တို့၌၊ သဗ္ဗေန-
သော၊ ပကာရေန- အပြားအားဖြင့်၊ သပ္ပိ- အလုံးစုံကုန်သော၊ ဒသ- ကုန်
သော၊ ကုသလကမ္မပထာ - ကုသိုလ်ကမ္မပထတို့သည်။ အန္တရဓာယိဿန္တိ- ကုန်
လတ္တံ့။ ။

ဒသ-ကုန်သော၊ အကုသလကမ္မပထာ-အကုသိုလ်ကမ္မပထတို့သည်။ အတိ-
ဗျာ- အလွန်အကဲသာလျှင်၊ ဒိပ္ပိဿန္တိ-တောက်ပကုန်လိမ့်လတ္တံ့။ ဘိက္ခဝေ-တို့၊
မနုဿေသု-တို့သည်။ ဒသဝဿာယုကေသု - ကုန်သည်။ သမာနေသု - သော်၊



ကုသလန္တိ-ကုသိုလ်ဟူသော၊ နာမမိ-အမည်သည်လည်း၊ နဘဝိဿတိ-မဖြစ်တော့
 လတ္တံ့၊ ဝါ-ဖြစ်တော့မည်မဟုတ်၊ ကုသလဿ-ကုသိုလ်ကို၊ ကာရကော-ပြုတတ်
 သော၊ ဗုဂ္ဂလောပန-သည်ကား၊ ကုတော-အဘယ်ကြောင့်၊ ဘူဝိဿတိ - ဖြစ်
 ပါတော့အံ့နည်း၊ နဘဝိဿတိဝေ-မဖြစ်တော့သည်သာ၊ ဝါ-မရှိတော့သည်သာ။

ဘိက္ခဝေ - တို့၊ ဒသဝဿာယုကေသု - ကုန်သော၊ မနုဿေသု - တို့တွင်၊
 ယေ တေ မနုဿာ-အကြင်လူတို့သည်၊ အမတ္တေယျာ-အမိ၏ အကျိုးစီးပွားကို
 မဆောင်တတ်ကုန်သည်၊ အပေတ္တေယျာ- ကုန်သည်၊ အသာမညာ - ကုန်သည်၊
 အဗြဟ္မညာ-ကုန်သည်၊ ကုလေ-၌၊ နဇေဋ္ဌပစာယိနော- ကုန်သည်၊ ဘဝိဿန္တိ-
 ကုန်လိမ့်လတ္တံ့၊ တေမနုဿာ - တို့သည်၊ ဝါ-တို့ကို၊ ပုဇ္ဇာစ - ပူဇော်အပ်ကုန်
 သည့်လည်းကောင်း၊ ဝါ - ပူဇော်ထိုက်ကုန်သည်လည်းကောင်း၊ ပါသံသာစ-
 ချီးမွမ်းအပ်ကုန်သည်လည်းကောင်း၊ ဝါ-ချီးမွမ်းထိုက်ကုန်သည်လည်းကောင်း၊
 ဘဝိဿန္တိ-ဖြစ်ကုန်လိမ့်လတ္တံ့။ ။

ဘိက္ခဝေ-တို့၊ သေယျထာပိ-မည်သည်၊ တေရဟိ-၌၊ မတ္တေယျာ-အမိ၏
 အကျိုးစီးပွားကို ဆောင်တတ်သောပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဝါ-တို့ကို
 လည်းကောင်း၊ ပေတ္တေယျာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊
 သာမညာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဗြဟ္မညာ-တို့သည်
 လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ကုလေ-၌၊ ဇေဋ္ဌပစာယိနော-တို့
 သည်လည်းကောင်း၊ ဝါ- တို့ကိုလည်းကောင်း၊ ပုဇ္ဇာစ- အပ်ကုန်သည်လည်း
 ကောင်း၊ ဝါ - ထိုက်ကုန်သည်လည်းကောင်း၊ ပါသံသာစ - ကုန်သည့်လည်း
 ကောင်း၊ ဟောန္တိသေယျထာပိ- ကုန်သကဲ့သို့၊ ဘိက္ခဝေ-တို့၊ ဧဝေဝခေါ-
 သာလျှစ်၊ ဒသဝဿာယုကေသု- ကုန်သော၊ မနုဿေသု- တို့တွင်၊ ယေတေ-
 မနုဿာ-တို့သည်၊ အမတ္တေယျာ-ကုန်သည်၊ အပေတ္တေယျာ-ကုန်သည်၊ အသာ-
 မညာ-ကုန်သည်၊ အဗြဟ္မညာ- ကုန်သည်၊ ကုလေ-၌၊ နဇေဋ္ဌပစာယိနော-
 ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့၊ တေမနုဿာ-တို့သည်၊ ဝါ-တို့ကို၊ ပုဇ္ဇာစ-
 ကုန်သည်လည်းကောင်း၊ ပါသံသာစ - ကုန်သည်လည်းကောင်း၊ ဘဝိဿန္တိ-
 ကုန်လိမ့်လတ္တံ့။ ။

ဘိက္ခဝေ - တို့၊ မနုဿေသု - တို့သည်၊ ဒသဝဿာယုကေသု - ကုန်သည်၊
 သမာနေသု-သော်၊ မာတာတိဝါ-အမိဟူ၍သော်လည်းကောင်း၊ မာတုတ္ထာတိဝါ-
 မိထေးဟူ၍သော်လည်းကောင်း၊ မဒတုလာနိတိဝါ-အမိမေ့၏ မယားဟူ၍
 သော်လည်းကောင်း၊ ဝါ-ဦးရီးကြီးဦးရီးငယ်၏မယားဟူ၍သော်လည်းကောင်း၊
 ဝါ-အရီးမဟူ၍သော်လည်းကောင်း၊ အာစရိယဘရိယာတိဝါ-ဆရာ၏မယား
 ဟူ၍သော်လည်းကောင်း၊ ဝါ-ဆရာကတော် ဟူ၍သော်လည်းကောင်း၊ ဂရုနံ-

ကျောက်ထီးတန္တု၊ အလေးပြုအပ်ကုန်သော် ဘကြီးဘထွေး အစရှိသောသူတို့၏၊
ဒါရာတိဝါ-မယား ဟူ၍ သော်လည်းကောင်း၊ ဂရုစိတ္တံ - ကျောက်ထီးတန္တု၊
အလေးပြုတတ်သောစိတ်သည်၊ နဘဝိဿတိ-မဖြစ်တော့လိမ့်လတ္တံ့၊ အဇောကဋ္ဌာ-
ဆိုတ်သိုးတို့သည် လည်းကောင်း၊ ကုက္ကုဋ္ဌာ - ကြက်တို့သည် လည်းကောင်း၊
သုကရာ-စက်တို့သည်လည်းကောင်း၊ သောဏာ-အိမ်ခွေးတို့သည်လည်းကောင်း၊
သီဂါလာ - တောခွေးတို့သည်လည်းကောင်း၊ ဝါ - မြေခွေး တို့ သည်လည်း
ကောင်း၊ ဝါ-ခွေးအတို့သည်လည်းကောင်း၊ သမ္ပေဒိ-မေထုန်အကျင့်၏အစွမ်း
အားဖြင့် ရောနှောဆက်ဆံသည်၏ အဖြစ်သို့၊ ဝါ-စည်းကမ်း အပိုင်းအခြား၏
ပျက်ခြင်းသို့၊ အာပန္နာ - ရောက်ကုန်သည်၊ ဘဝန္တိယာသာ - ဖြစ်ကုန်သကဲ့သို့၊
တထာ-တူ၊ လောကော-သတ္တလောကသည်၊ သမ္ပေဒိ-သို့၊ အာပန္နော-သည်၊
ဘဝိဿတိ-လတ္တံ့၊ ဘိက္ခဝေ-တို့၊ မနုဿေသု- တို့သည်၊ ဒသဝဿာယုကေသု-
ကုန်သည်၊ သမာနေသု-သော်၊ တေသံသတ္တာနံ-တို့အား၊ အညမညမ္ပိ-အချင်း
ချင်း၌၊ ဝါ-တစ်ယောက်သည် တစ်ယောက်၌၊ တိဗ္ဗော-ထက်သော၊ အာသာ-
တော-စိတ်ကိုပြင်းစွာနှိပ်စက်တတ်သော ကောပသည်၊ ပစ္စုပဋ္ဌိတော - ရှေးရှု
တည်သည်၊ ဘဝိဿတိ-လတ္တံ့၊ တိဗ္ဗော-သော၊ ဗျာပါဒေါ- မိမိ သူတစ်ပါး
နှစ်ဦးသား၏ စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ကောပသည်၊ ပစ္စုပဋ္ဌိ-
တော-သည်၊ ဘဝိဿတိ-လတ္တံ့၊ တိဗ္ဗော-သော၊ မနောပဒေါသော - ပီတိ
သောမနုဿန္တင့်ယှဉ်သောစိတ်ကို ဖျက်ဆီးတတ်သောကောပသည်၊ ပစ္စုပဋ္ဌိတော-
သည်၊ ဘဝိဿတိ-လတ္တံ့၊ တိဗ္ဗံ- သော၊ ဝဓကစိတ္တံ- သတ်ကြောင်းဖြစ်သော
စိတ်သည်၊ ဝါ-သေစေလိုသောစိတ်သည်၊ ပစ္စုပဋ္ဌိတံ-သည်၊ ဘဝိဿတိ-လတ္တံ့၊
(သာမည) မာတုပိ-အမိအားလည်း၊ ပုတ္တမ္ပိ-သား၌၊ တိဗ္ဗော-သော၊ အာသာ-
တော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ့၊ တိဗ္ဗော-သော၊ ဗျာပါ
ဒေါ-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ့၊ တိဗ္ဗော-သော၊ မနော-
ပဒေါသော- သည်၊ ပစ္စုပဋ္ဌိတော- သည်၊ ဘဝိဿတိ-လတ္တံ့၊ တိဗ္ဗံ-သော၊
ဝဓကစိတ္တံ-သည်၊ ပစ္စုပဋ္ဌိတံ-သည်၊ ဘဝိဿတိ-လတ္တံ့၊ ပုတ္တယပိ- သားအား
လည်း၊ မာတရိ-၌။ ပ * ။ မိတုပိ- အဘအားလည်း၊ ပုတ္တမ္ပိ-၌၊ ပုတ္တယပိ-
သားအားလည်း၊ ပိတရိ-၌။ ပ ။ ဘာတုပိ-မောင်ကြီး မောင်ငယ်အားလည်း၊
ဘဂိနိယာ- အစ်မနုမ၌။ ပ ။ ဘဂိနိယာပိ-အစ်မနုမအားလည်း၊ ဘာတရိ-၌၊
တိဗ္ဗော-သော၊ အာသာတော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ့၊
တိဗ္ဗော-သော၊ ဗျာပါဒေါ-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ့၊
မနောပဒေါသော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ့၊ တိဗ္ဗံ-သော၊
ဝဓကစိတ္တံ-သည်၊ ပစ္စုပဋ္ဌိတံ-သည်၊ ဘဝိဿတိ-လတ္တံ့။ ။

* မှတ်ချက် ။ ။ ဤနည်းကိုမှီ၍ ကြွင်းသောပုဒ်တို့၌လည်း ပေယျိာလ ဖော်ရမည်။

တိက္ခဝေ-တို့၊ သေယျထာပိ-မည်သည်၊ မာဂဝိကဏ္ဍ-သား မုဆိုးအား၊ မိဂ-ကို၊ ဒိသ္မာ-မြင်ရသည်ရှိသော်၊ ဝါ-မြင်ရခြင်းကြောင့်၊ တိဗ္ဗော-သော၊ အာသာတော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဟောတိ သေယျထာပိ-ဖြစ်သကဲ့သို့၊ တိဗ္ဗော-သော၊ ဗျာပါဒေါ-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဟောတိ သေယျထာပိ-သို့၊ တိဗ္ဗော-သော၊ မနောပဒေါသော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဟောတိ သေယျထာပိ-ကဲ့သို့၊ တိဗ္ဗော-သော၊ ဝဇကစိတ္တံ-သည်၊ ပစ္စုပဋ္ဌိတံ-သည်၊ ဟောတိ သေယျထာပိ-ကဲ့သို့၊ တိက္ခဝေ-တို့၊ ဧဝမေဝ ခေါ-သာလျှင်၊ မနုဿေသု-တို့သည်၊ ဒသဝဿာယုကေသု-ကုန်သည်၊ သမာနေသု-သော်၊ တေသံ သတ္တာနံ-တို့အား၊ အညမညမိ-၌၊ တိဗ္ဗော-သော၊ အာသာတော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ၊ တိဗ္ဗော-သော၊ ဗျာပါဒေါ-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ၊ တိဗ္ဗော-သော၊ မနော ပဒေါသော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ၊ တိဗ္ဗော-သော၊ ဝဇကစိတ္တံ-သည်၊ ပစ္စုပဋ္ဌိတံ-သည်၊ ဘဝိဿတိ-လတ္တံ၊ မာတုပိ-အားလည်း၊ ပုတ္တမိ-၌၊ ။ပ။ ပုတ္တဿပိ-အားလည်း၊ မာတရိ-၌၊ ။ပ။ ပိတုပိ-အားလည်း၊ ပုတ္တမိ-၌၊ ။ပ။ ပုတ္တဿပိ-အားလည်း၊ ပိတရိ-၌၊ ။ပ။ ဘာတုပိ-အားလည်း၊ ဘဂိနိယာ-၌၊ ။ပ။ ဘဂိနိယာပိ-အားလည်း၊ ဘာတရိ-၌၊ တိဗ္ဗော-သော၊ အာသာတော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ၊ တိဗ္ဗော-သော၊ ဗျာပါဒေါ-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ၊ တိဗ္ဗော-သော၊ မနော ပဒေါသော-သည်၊ ပစ္စုပဋ္ဌိတော-သည်၊ ဘဝိဿတိ-လတ္တံ၊ တိဗ္ဗော-သော၊ ဝဇကစိတ္တံ-သည်၊ ပစ္စုပဋ္ဌိတံ-သည်၊ ဘဝိဿတိ-လတ္တံ။ ။

၁၀၄။ တိက္ခဝေ-တို့၊ မနုဿေသု-တို့သည်၊ ဒသဝဿာယုကေသု-ကုန်သည်၊ သမာနေသု-သော်၊ သတ္တာဟံ-ခုနစ်ရက်ပတ်လုံး၊ သတ္တန္တရကပ္ပော-သတ္တန္တရကပ်သည်၊ ဝါ-ဓားလက်နက်ဖြင့် သံဝဋ္ဋကပ်၏ အတွင်း၌ ကြံစာစာတ်သော လောဘ၊ ဒေါသ၊ မောဟရှိသော သတ္တဝါအပေါင်း၏ ပျက်စီးခြင်းသည်၊ ဝါ-ဓားလက်နက်ဖြင့် သံဝဋ္ဋကပ်၏အတွင်း၌ အကျိုးမဲ့ကို ပြုစီရင်တတ်သော ရာဂ၊ ဒေါသ၊ မောဟရှိသော သတ္တဝါအပေါင်း၏ ပျက်စီးခြင်းသည်၊ ဘဝိဿတိ-လတ္တံ၊ တေ သတ္တာ-တို့သည်၊ အညမညမိ-၌၊ မိဂသည်-သားကောင်ဟူသော အမှတ်ကို၊ ပဋိလဘိဿန္တိ-ရကြကုန်လိမ့်လတ္တံ၊ တေသံ သတ္တာနံ-တို့၏၊ ဟတ္ထေ-သု-လက်တို့၌၊ တိဗ္ဗာနိ-ထက်ကုန်သော၊ သတ္တာနိ-ဓားလက်နက်တို့သည်၊ ပါတု ဘဝိဿန္တိ-ထင်ရှားဖြစ်ကုန်လိမ့်လတ္တံ၊ တေ သတ္တာ-တို့သည်၊ တိဗ္ဗော-သော၊ သတ္ထေန-ဖြင့်၊ သေသော သတ္တော-၍ သတ္တဝါသည်၊ မိဂေါ-သားကောင်တည်း၊ သေသော သတ္တော-သည်၊ မိဂေါ-တည်း၊ ဣတိ-သို့၊ အညမည-ကို၊ ဧဝိတာ-ရုပ်နာမ်နှစ်ထွေ ဧဝိတိန္ဒြေမှ၊ ဝေါရောပေဿန္တိ - ကျစေကြကုန်လိမ့်

လတ္တံ့၊ ဝါ-ချကြကုန်လိမ့်လတ္တံ့၊ ဘိက္ခုဝေ-တို့၊ အထ တသ္မိကာလေ-အချင်း
ချင်း သားကောင်အမှတ်ဖြင့် သတ်ဖြတ်ကြရာ ထိုအခါ၌၊ တေသံ သတ္တာနံ-
တို့တွင်၊ ကေစ္စာနံ-အချို့ ကုန်သော၊ သတ္တာနံ-တို့အား၊ ဝေ-သ္မိသောစိတ်အကြံ
သည်၊ ဘဝိဿတိ-လတ္တံ့၊ ကိ-သည်၊ ဘဝိဿတိ-နည်း၊ မယံ-တို့သည်၊ ကိဉ္စိ-
တစ်စုံတစ်ယောက်သော၊ ပုရိသံ စ-ကိုလည်း၊ ဇီဝိတာ-ရုပ်၊ နာမ်နှစ်ထွေ ဇီဝိ
တိန္ဒြေမှ၊ မာဝေဂါရောပယိမှ-မကျစေမိကြပေကုန်၊ ဝါ-မချမိကြပေကုန်၊ အမေ
စ-တို့ကိုလည်း၊ ကောစိ-သော၊ ပုရိသော-သည်၊ ဇီဝိတာ-မှ၊ မာ ဝေဂါရော-
ပယိတ္ထ-မကျစေမိပေ၊ ဝါ-မချမိခဲ့ပေ၊ မယံ-တို့သည်၊ တိဏဂဟနံ ဝါ-မြက်
တို့ဖြင့် ရှုပ်ထွေးထူထပ် အဝင်ကပ်သော အရပ်သို့သော် လည်းကောင်း၊ ဓန-
ဂဟနံ ဝါ-မြက်တော၊ ချုံတော၊ နွယ်တောတို့ဖြင့် ရှုပ်ထွေးထူထပ် အဝင်ကပ်
သော အရပ်သို့သော် လည်းကောင်း၊ ရုက္ခဂဟနံ ဝါ-သစ်ပင်တို့ဖြင့် ရှုပ်ထွေး
ထူထပ် အဝင်ကပ်သော အရပ်သို့သော် လည်းကောင်း၊ နဒီဝိဒုဂ္ဂံ ဝါ-မြစ်တို့၏
သွားလာကူးခပ်ခြင်းငှာ ခဲယဉ်းသောအရပ်သို့သော်လည်းကောင်း၊ ပဗ္ဗတဝိသမံ
ဝါ-တောင်တို့ဖြင့် မညီညွတ်သော အရပ်သို့သော် လည်းကောင်း၊ ဝါ-တောင်
တို့၌ မညီညွတ်သော အရပ်သို့သော် လည်းကောင်း၊ ဝါ-တောင်တို့တွင် မညီ
ညွတ်သော အရပ်သို့သော် လည်းကောင်း၊ ပဝိသိတွာ-ဝင်ကြကုန်၍၊ ဝနမူလ-
ဖလာဟာရာ-တောသစ်မြစ် တောသစ်သီးဟူသော အာဟာရ ရှိကြကုန်သည်၊
ဟုတွာ-ကုန်၍၊ ယာပေယျာမ-မျှတကြရပါကုန်မှကား၊ ယန္တုန-ကောင်းလေစ၊
ဝါ-ကောင်းလေရာ၏၊ ဣတိ ဝေ-သည်၊ ဘဝိဿတိ-လတ္တံ့၊ ဣတိ-သို့၊ ပရိ-
ဝိတက္ကယိတွာ- ကုန်ပြီး၍၊ တေ သတ္တာ-တို့သည်၊ တိဏဂဟနံ ဝါ-သို့သော်
လည်းကောင်း၊ ဓနဂဟနံ ဝါ-သို့သော် လည်းကောင်း၊ ရုက္ခဂဟနံ ဝါ-သို့သော်
လည်းကောင်း၊ နဒီဝိဒုဂ္ဂံ ဝါ-သို့သော်လည်းကောင်း၊ ပဗ္ဗတဝိသမံ ဝါ-သို့သော်
လည်းကောင်း၊ ပဝိသိတွာ-ကုန်၍၊ သတ္တာဟံ-ခုနစ်ရက်ပတ်လုံး၊ ဝနမူလဖလာ-
ဟာရာ-ကုန်သည်၊ ဟုတွာ-ကုန်၍၊ ယာပေယန္တိ-ကုန်လိမ့်လတ္တံ့၊ တေ သတ္တာ-
တို့သည်၊ တတ္ထ တသ္မိ တိဏဂဟနေ ဝါ-၌သော် လည်းကောင်း၊ တတ္ထ တသ္မိ
ဝနဂဟနေ ဝါ-၌သော် လည်းကောင်း၊ တတ္ထ တသ္မိ ရုက္ခဂဟနေ ဝါ-၌သော်
လည်းကောင်း၊ တတ္ထတသ္မိ နဒီဝိဒုဂ္ဂေဝါ -၌သော်လည်းကောင်း၊ တတ္ထတသ္မိ
ပဗ္ဗတဝိသမေဝါ-၌သော်လည်းကောင်း၊ သတ္တာဟဿ-၏၊ အစ္စယေန-လွန်ရာ
အခါ၌၊ ဝါ-လွန်ခြင်းကြောင့်၊ တိဏဂဟနာ-မှလည်းကောင်း၊ ဝနဂဟနာ-
မှလည်းကောင်း၊ ရုက္ခဂဟနာ-မှလည်းကောင်း၊ နဒီဝိဒုဂ္ဂါ-မှလည်းကောင်း၊
ပဗ္ဗတဝိသမာ-မှလည်းကောင်း၊ နိက္ခမိတွာ- ကုန်၍၊ အညမည- အချင်းချင်း၊
ဝါ- တစ်ယောက်သည် တစ်ယောက်ကို၊ အာလိဂိတွာ- လည်ဖက်ကြကုန်၍၊
သဘာဂါယိဿန္တိ-မိမိနှင့်တူသောအဖွဲ့ရှိသည်ကို ပြုကြကုန်လိမ့်လတ္တံ့၊ ဝါ-မိမိ
နှင့် သဘောတူသည်ကို ပြုကြကုန်လိမ့်လတ္တံ့၊ သမဿာသိဿန္တိ-သက်သာရာကို

ရကြစေကုန်လိမ့်လတ္တံ့၊ ကိံ ဝစနံ-ကို၊ ဝတော-ကုန်၍၊ သဘာဂါယိဿန္တိ-ကုန်
 လိမ့်လတ္တံ့နည်း၊ သမဿာသိဿန္တိ-ကုန်လိမ့်လတ္တံ့နည်း၊ ဘော-အိုအချင်းတို့၊
 သတ္တာ-တို့ကို၊ အမေဟိ-တို့သည်၊ ဒိဋ္ဌာ- မြင်အပ်ပေကုန်ပြီ၊ အဟံ-သည်၊
 ဇီဝါမိယထာ - အသက်ရှင်သကဲ့သို့၊ တထာ- တူ၊ တုမ္ပိ-သည်လည်း၊ ဇီဝသိ-
 အသက်ရှင်ပေသေး၏၊ ဘော-တို့၊ သတ္တာ-တို့ကို၊ အမေဟိ-တို့သည်၊ ဒိဋ္ဌာ-
 ကုန်ပြီ၊ အဟံ-သည်၊ ဇီဝါမိယထာ-သို့၊ တထာ-တူ၊ တုမ္ပိ-သည်လည်း၊ ဇီဝသိ-
 ၏၊ ဣတိဣဒံဝစနံ- ကို၊ ဝတော- ကုန်၍၊ သဘာဂါယိဿန္တိ - ကုန်လိမ့်လတ္တံ့၊
 သမဿာသိဿန္တိ-ကုန်လိမ့်လတ္တံ့။ ။

အာယုဝဏ္ဏာဒိဝစနံကထာ

၁၀၅။ ဘိက္ခဝေ-တို့၊ အထပစ္စာ-သက်သာရာကို ရစေကြပြီးရာ ကာလမှ
 နောက်၌၊ ဧတသံသတ္တာနံ-တို့အား၊ ဧဝံ-သည်၊ ဘဝိဿတိ-လတ္တံ့၊ ကိံ-သည်၊
 ဘဝိဿတိ-နည်း၊ မယံ-တို့သည်၊ အကုသလာနံ - အကုသိုလ် ဖြစ်ကုန်သော၊
 ဓမ္မာနံ-တို့ကို၊ သမာဒါနယောတု-ကောင်းစွာယူခြင်းဟူသောအကြောင်းကြောင့်၊
 ဝါ-ဆောက်တည်ခြင်း ဟူသောအကြောင်းကြောင့်၊ ဧဝံရူပံ-ဤသို့ သဘောရှိ
 သော၊ အာယတံ-ကြီးစွာသော၊ ဝါ-ရှည်လျားစွာသော၊ ဉာတိက္ခယံ-အဆွေ
 အမျိုးတို့၏ ပျက်စီးခြင်းသို့၊ ပတ္တာ - ရောက်ခဲ့ကြရကုန်ပြီ၊ မယံ - တို့သည်၊
 ကုသလံ-ကို၊ ကရေယျာမ- ပြုကြရပါကုန်မကား၊ ယန္တုန-စွာ၊ ကိံ ကုသလံ-
 အဘယ်ကုသိုလ်ကို၊ ကရေယျာမ-ပြုကြရကုန်အံ့နည်း၊ မယံ-တို့သည်၊ ပါဏာတိ-
 ပါတာ - မှ၊ ဝိရမေယျာမ - ရှောင်ကြဉ်ကြရပါကုန်မကား၊ ကုသလံ- သော၊
 ဣဒံဓမ္မံ-ဤပါဏာတိပါတာ ဝိရတိတရားကို၊ သမာဒါယ-ကောင်းစွာယူကြကုန်၍၊
 ဝါ-ဆောက်တည်ကြကုန်၍၊ စတ္တေယျာမ-ကျင့်ကြရပါကုန်မကား၊ ယန္တုန-
 စွာ၊ ဣတိဧဝံ-သည်၊ ဘဝိဿတိ-လတ္တံ့၊ ဣတိ-သို့၊ ပရိဝိတက္ကယိတာ-ကုန်ပြီး
 ၍၊ ဧတသတ္တာ- တို့သည်၊ ပါဏာတိပါတာ - မှ၊ ဝိရမိဿန္တိ- ကုန်လိမ့်လတ္တံ့၊
 ကုသလံ - သော၊ ဣဒံဓမ္မံ - ဤပါဏာတိပါတာ ဝိရတိတရားကို၊ သမာဒါယ-
 ကုန်၍၊ ဝတ္တိဿန္တိ- ကုန်လိမ့်လတ္တံ့၊ ဧတသတ္တာ - တို့သည်၊ ကုသလာနံ- ကုန်
 သော၊ ဓမ္မာနံ-တို့ကို၊ သမာဒါနယောတု-ကြောင့်၊ အာယုနာပိ-အားဖြင့်လည်း၊
 ဝဗ္ဗိဿန္တိ- တိုးပွားကြကုန်လိမ့်လတ္တံ့၊ ဝဏ္ဏနပိ- အားဖြင့်လည်း၊ ဝဗ္ဗိဿန္တိ-
 ကုန်လိမ့်လတ္တံ့၊ အာယုနာပိ-အားဖြင့်လည်း၊ ဝစုမာနာနံ-တိုးပွားကြကုန်သော၊
 ဝဏ္ဏနပိ-အားဖြင့်လည်း၊ ဝစုမာနာနံ-ကုန်သော၊ ဧတမနုဿာနံ-တို့၏၊ ပတ္တာ-
 တို့သည်၊ ဝိသတိဝဿာယုကာ-အနှစ်နှစ်ဆယ် အသက်ရှည်ကုန်သည်၊ ဘဝိဿန္တိ-
 ကုန်လိမ့်လတ္တံ့၊ ဘိက္ခဝေ-တို့၊ အထတသ္မိံ ကာလေ- အနှစ် နှစ်ဆယ် အသက်
 ရှည်ရာ ထိုအခါ၌၊ ဧတသံသတ္တာနံ-တို့အား၊ ဧဝံ-သည်၊ ဘဝိဿတိ- လတ္တံ့၊

ကိံ-သညံ၊ ဘဝိဿတိ-နည်း၊ မယံ-တို့သည်၊ ကုသလာနံ-ကုန်သော၊ ဓမ္မာနံ-
 တို့ကို၊ သမာဒါနဟေတု - ကြောင့်၊ အာယုနာပိ - အားဖြင့်လည်း၊ ဝဇ္ဇာမ-
 တိုးပွားကြရပေကုန်၏၊ ဝဏ္ဏေနပိ- အားဖြင့်လည်း၊ ဝဇ္ဇာမ-ကုန်၏၊ မယံ-တို့
 သည်၊ ဘိယျောသော-လွန်ကဲသော၊ မတ္တာယ-အတိုင်းအရှည်ဖြင့်၊ (တစ်နည်း)
 မတ္တာယ-အတိုင်းအရှည်ထက်၊ ဘိယျောသော-လွန်စွာ၊ (တစ်နည်း) ဘိယျော
 သောမတ္တာယ-အတိုင်းထက်အလွန်၊ ကုသလံ-ကို၊ ကရေယျာမ-ပါကုန်မှုကား၊
 ယန္တုန-စွာ၊ ကိံ ကုသလံ- ကို၊ ကရေယျာမ- ကုန်ရာခံ့နည်း၊ မယံ- တို့သည်၊
 အဒိန္နာဒါနာ-မှ၊ ဝိရမေယျာမ-ပါကုန်မှုကား၊ ယန္တုန-စွာ၊ (ပေယျာလကို
 “တေ ပါဏာတိပါတာ ဝိရမိဿန္တိ” ဤကဲ့သို့ ဖော်ရမည်၊ ထင်ရှားလှသည်ဖြစ်၍
 ပါဠိသက်သက်ဖြင့်သာ ဖော်စားခဲ့တော့မည်။) (ဣဒံကုသလံ ဓမ္မံ သမာဒါယ
 ဝတ္တေယျာမာတိ၊ တေ အဒိန္နာဒါနာ ဝိရမိဿန္တိ၊ ဣဒံ ကုသလံဓမ္မံ သမာဒါယံ
 ဝတ္တိဿန္တိ။ တေ ကုသလာနံ ဓမ္မာနံ သမာဒါန ဟေတု အာယုနာပိ ဝဇ္ဇိဿန္တိ၊
 ဝဏ္ဏေနပိ ဝဇ္ဇိဿန္တိ။) အာယုနာပိ-အားဖြင့်လည်း၊ ဝဇ္ဇာမာနာနံ-ကုန်သော၊
 ဝဏ္ဏေနပိ-အားဖြင့်လည်း၊ ဝဇ္ဇာမာနာနံ- ကုန်သော၊ ဝိသတိ ဝဿာယုကာနံ-
 ကုန်သော၊ တေသံမနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊ စတ္တာရိသ ဝဿာယုကာ-
 အနှစ်လေးဆယ် အသက်ရှည်ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့။ (အထခေါ
 တေသံ ဘိက္ခဝေ သတ္တာနံ ဝေ ဘဝိဿတိ “မယံ ခေါ ကုသလာနံ ဓမ္မာနံ
 သမာဒါန ဟေတု အာယုနာပိ ဝဇ္ဇာမ ဝဏ္ဏေနပိ ဝဇ္ဇာမ၊ ယန္တုန မယံ ဘိ-
 ယျောသော မတ္တာယ ကုသလံ ကရေယျာမ၊ ကိံ ကုသလံ ကရေယျာမ။) ယန္တုန-
 ရှိ၊ မယံ- တို့သည်၊ ကာမေသုမိစ္ဆာစာရာ- မှ၊ ဝိရမေယျာမ- ပါကုန်မှုကား၊
 (ဣဒံကုသလံဓမ္မံ သမာဒါယ ဝတ္တေယျာမာတိ။ တေ ကာမေသုမိစ္ဆာစာရာ ဝိရ-
 မိဿန္တိ၊ ဣဒံ ကုသလံဓမ္မံ သမာဒါယ ဝတ္တိဿန္တိ။ တေ ကုသလာနံဓမ္မာနံ သမာ-
 ဒါနဟေတု အာယုနာပိ ဝဇ္ဇိဿန္တိ၊ ဝဏ္ဏေနပိ ဝဇ္ဇိဿန္တိ။) အာယုနာပိ-အားဖြင့်
 လည်း၊ ဝဇ္ဇာမာနာနံ-ကုန်သော၊ ဝဏ္ဏေနပိ-အားဖြင့်လည်း၊ ဝဇ္ဇာမာနာနံ-ကုန်သော၊
 စတ္တာရိသ ဝဿာယုကာနံ-ကုန်သော၊ တေသံမနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊
 အသီတိဝဿာယုကာ-အနှစ်ရှစ်ဆယ် အသက် ရှည်ကုန်သည်၊ ဘဝိဿန္တိ- ကုန်
 လိမ့်လတ္တံ့။

(အထ ခေါ တေသံ ဘိက္ခဝေ သတ္တာနံ ဝေ ဘဝိဿတိ “မယံ ခေါ
 ကုသလာနံ ဓမ္မာနံ သမာဒါန ဟေတု အာယုနာပိ ဝဇ္ဇာမ၊ ဝဏ္ဏေနပိ ဝဇ္ဇာမ၊
 ယန္တုန မယံ ဘိယျောသော မတ္တာယ ကုသလံ ကရေယျာမ၊ ကိံ ကုသလံ
 ကရေယျာမ။) ယန္တုန-ရှိ၊ မယံ-တို့သည်၊ မုသာဝါဒါ-မှ၊ ဝိရမေယျာမ-ပါကုန်
 မှုကား၊ (ဣဒံ ကုသလံ ဓမ္မံ သမာဒါယ ဝတ္တေယျာမာ” တိ။ တေ မုသာဝါဒါ
 ဝိရမိဿန္တိ၊ ဣဒံကုသလံ ဓမ္မံ သမာဒါယ ဝတ္တိဿန္တိ။ တေ ကုသလာနံ ဓမ္မာနံ

သမာဒါနဟေတု အာယုနာပိ ဝဗ္ဗိယန္တိ၊ ဝဏ္ဏေနပိ ဝဗ္ဗိယန္တိ။) အာယုနာပိ-
 အားဖြင့်လည်း၊ ဝဗ္ဗမာနာနံ-ကုန်သော၊ ဝဏ္ဏေနပိ-အားဖြင့်လည်း၊ ဝဗ္ဗ မာ-
 နာနံ-ကုန်သော၊ အသိတိဝဿသတယုကာနံ-ကုန်သော၊ တေသံ မနုဿာနံ-တို့၏၊
 ပုတ္တာ-တို့သည်၊ ဝိသတိဝဿသတယုကာ-အနှစ်တစ်ရာ့ခြောက်ဆယ် အသက်ရှည်
 ကုန်သည်၊ ဘဝိယန္တိ-ကုန်လိမ့်လတ္တံ့။ (အထ ခေါ် တေသံ ဘိက္ခဝေ သတ္တာနံ
 ဧဝံ ဘဝိယတိ၊ မယံ ခေါ် ကုသလာနံ ဓမ္မာနံ သမာဒါန ဟေတု အာယုနာပိ
 ဝဗ္ဗာမ ဝဏ္ဏေနပိ ဝဗ္ဗာမ၊ ယန္တုန မယံ ဘိယျောသော မတ္တာယ ကုသလံ
 ကရေယျာမ၊ ကိံ ကုသလံ ကရေယျာမ။) ယန္တုန-၍၊ မယံ-တို့သည်၊ ပိသု-
 ကာယ-သော၊ ဝါစာယ-မှ၊ ဝိရမေယျာမ-ပါကုန်မှုကား၊ (“ဣဒံ ကုသလံ ဓမ္မံ
 သမာဒါယ ဝတ္ထေယျာမာ”တိ။ တေ ပိသုကာယ ဝါစာယ ဝိရမိယန္တိ၊ ဣဒံ
 ကုသလံ ဓမ္မံ သမာဒါယ ဝဗ္ဗိယန္တိ။ တေ ကုသလာနံ ဓမ္မာနံ သမာဒါနဟေတု
 အာယုနာပိ ဝဗ္ဗိယန္တိ၊ ဝဏ္ဏေနပိ ဝဗ္ဗိယန္တိ။) အာယုနာပိ-အားဖြင့်လည်း၊ ဝဗ္ဗ-
 မာနာနံ-ကုန်သော၊ ဝဏ္ဏေနပိ-အားဖြင့်လည်း။ ဝဗ္ဗမာနာနံ-ကုန်သော၊ သဋ္ဌိ-
 ဝဿသတယုကာနံ-ကုန်သော၊ တေသံမနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊ ဝိသတိ
 ဝဿသတယုကာ-အနှစ် သုံးရာ့နှစ်ဆယ် အသက် ရှည်ကုန်သည်၊ ဘဝိယန္တိ-
 ကုန်လိမ့်လတ္တံ့။ ။

(အထ ခေါ် တေသံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဘဝိယတိ မယံ ခေါ်
 ကုသလာနံ ဓမ္မာနံ သမာဒါနဟေတု အာယုနာပိ ဝဗ္ဗာမ၊ ဝဏ္ဏေနပိ ဝဗ္ဗာမ၊
 ယန္တုန မယံ ဘိယျောသော မတ္တာယ ကုသလံ ကရေယျာမ၊ ကိံ ကရေယျာမ။)
 ယန္တုန-၍၊ ဖရုသာယ-သော၊ ဝါစာယ-မှ၊ ဝိရမေယျာမ-ပါကုန်မှုကား၊
 (“ဣဒံ ကုသလံ ဓမ္မံ သမာဒါယ ဝတ္ထေယျာမာ”တိ။ တေ ဖရုသာယ ဝါစာယ
 ဝိရမိယန္တိ၊ ဣဒံ ကုသလံ ဓမ္မံ သမာဒါယ ဝဗ္ဗိယန္တိ။ တေ ကုသလာနံ
 ဓမ္မာနံ သမာဒါနဟေတု အာယုနာပိ ဝဗ္ဗိယန္တိ၊ ဝဏ္ဏေနပိ ဝဗ္ဗိယန္တိ။) အာယု-
 နာပိ- အားဖြင့်လည်း၊ ဝဗ္ဗမာနာနံ-ကုန်သော၊ ဝဏ္ဏေနပိ- အားဖြင့်လည်း၊
 ဝဗ္ဗမာနာနံ-ကုန်သော၊ ဝိသတိဝဿသတယုကာနံ-ကုန်သော၊ တေသံ မနုဿာ
 နံ-တို့၏၊ ပုတ္တာ-တို့သည်၊ စတ္တာရိသ ဆဝဿ သတယုကာ-အနှစ် ခြောက်ရာ့
 လေးဆယ် အသက်ရှည်ကုန်သည်၊ ဘဝိယန္တိ- ကုန်လိမ့်လတ္တံ့။ (အထ ခေါ်
 တေသံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဘဝိယတိ “မယံ ခေါ် ကုသလာနံ ဓမ္မာနံ
 သမာဒါနဟေတု အာယုနာပိ ဝဗ္ဗာမ၊ ဝဏ္ဏေနပိ ဝဗ္ဗာမ၊ ယန္တုန မယံ ဘိယျော
 သော မတ္တာယ ကုသလံ ကရေယျာမ။ ကိံ ကုသလံ ကရေယျာမ။) ယန္တုန-၍၊
 မယံ-တို့သည်၊ သမ္ပပ္ပလာပါ-မှ၊ ဝိရမေယျာမ-ပါကုန်မှုကား၊ (“ဣဒံ ကုသလံ
 ဓမ္မံ သမာဒါယ ဝတ္ထေယျာမာ”တိ။ တေ သမ္ပပ္ပလာပါ ဝိရမိယန္တိ၊ ဣဒံကုသလံ
 ဓမ္မံ သမာဒါယ ဝဗ္ဗိယန္တိ။ တေသံ ကုသလာနံ ဓမ္မာနံ သမာဒါန ဟေတု

အာယုနာပိ ဝဇိဿန္တိ၊ ဝဏ္ဏနပိ ဝဇိဿန္တိ။) အာယုနာပိ- အားဖြင့်လည်း၊ ဝဇိဿနာနံ-ကုန်သော၊ ဝဏ္ဏနပိ-အားဖြင့်လည်း၊ ဝဇိဿနာနံ- ကုန်သော၊ စတ္တာရိသ ဝဿ သဟဿာယုကာနံ-ကုန်သော၊ တေသံမနုဿာနံ-တို့၏၊ ပုတ္တာ- တို့သည်၊ ဒေဝဿ သဟဿာယုကာ- အနှစ်နှစ်ထောင် အသက်ရှည်ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့။

(အထ ခေါ် တေသံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဘဝိဿတိ “မယံ ခေါ ကုသလာနံ ဓမ္မာနံ သမာဒါန ဟေတု အာယုနာပိ ဝဇာမ၊ ဝဏ္ဏနပိ ဝဇာမ၊ ယန္တုန မယံ ဘိယျောသော မတ္တာယ ကုသလံ ကရေယျာမ၊ ကိံကုသလံ ကရေယျာမ၊) ယန္တုန-၍၊ မယံ-တို့သည်၊ အဘိဇ္ဈိ-ကို၊ ပဇဟေယျံ-ပယ်စွန့်ရာ ပါမူကာ၊ ဗျာပါဒံ-ကို၊ ပဇဟေယျံ-မပါမူကာ၊ (“ဣဒံ ကုသလံ ဓမ္မံ သမာဒါယ ဝတ္တေယျာမာ”တိ။ ဧဝံ အဘိဇ္ဈိ ပဇဟိဿန္တိ၊ ဗျာပါဒံ ပဇဟိဿန္တိ၊ ဣဒံ ကုသလံ သမာဒါယ ဝတ္တိဿန္တိ။ တေသံ ကုသလာနံ ဓမ္မာနံ သမာဒါနဟေတု အာယုနာပိ ဝဇိဿန္တိ၊ ဝဏ္ဏနပိ ဝဇိဿန္တိ။) အာယုနာပိ-အားဖြင့်လည်း၊ ဝဇိဿနာနံ-ကုန်သော၊ ဝဏ္ဏနပိ-အားဖြင့်လည်း၊ ဝဇိဿနာနံ- ကုန်သော၊ ဒေဝဿ သဟဿာယုကာနံ- ကုန်သော၊ တေသံ မနုဿာနံ-တို့၏၊ ပုတ္တာ- တို့သည်၊ စတ္တာရိ ဝဿ သဟဿာယုကာ-အနှစ် လေးထောင် အသက်ရှည်ကုန် သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့။

(အထ ခေါ် တေသံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဘဝိဿတိ “မယံ ခေါ ကုသလာနံ ဓမ္မာနံ သမာဒါန ဟေတု အာယုနာပိ ဝဇာမ၊ ဝဏ္ဏနပိ ဝဇာမ၊ ယန္တုန မယံ ဘိယျောသော မတ္တာယ ကုသလံ ကရေယျာမ၊ ကိံကုသလံ ကရေယျာမ။) ယန္တုန-၍၊ မယံ-တို့သည်၊ မိစ္ဆာဒိဋ္ဌိ-ကို၊ ပဇဟေယျာမ- ပါကုန်မူကာ၊ (“ဣဒံ ကုသလံ ဓမ္မံ သမာဒါယ ဝတ္တေယျာမာ”တိ၊ ဧဝံ မိစ္ဆာ- ဒိဋ္ဌိ ပဇဟိဿန္တိ၊ ဣဒံ ကုသလံ ဓမ္မံ သမာဒါယ ဝတ္တိဿန္တိ၊ တေသံ ကုသလာနံ ဓမ္မာနံ သမာဒါနဟေတု အာယုနာပိ ဝဇိဿန္တိ၊ ဝဏ္ဏနပိ ဝဇိဿန္တိ။)

အာယုနာပိ-အားဖြင့်လည်း၊ ဝဇိဿနာနံ-ကုန်သော၊ ဝဏ္ဏနပိ-အားဖြင့် လည်း၊ ဝဇိဿနာနံ-ကုန်သော၊ စတ္တာရိသ ဝဿ သဟဿာယုကာနံ-ကုန်သော၊ တေသံ မနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊ ဒေဝဿ သဟဿာယုကာ-အနှစ် ရှစ်ထောင် အသက်ရှည်ကုန်သည်၊ ဘဝိဿန္တိ- ကုန်လိမ့်လတ္တံ့။ (အထ ခေါ တေသံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဘဝိဿတိ မယံ ခေါ ကုသလာနံ ဓမ္မာနံ သမာဒါန ဟေတု အာယုနာပိ ဝဇာမ၊ ဝဏ္ဏနပိ ဝဇာမ၊ ယန္တုန မယံ ဘိယျောသော မတ္တာယ ကုသလံ ကရေယျာမ၊ ကိံကုသလံ ကရေယျာမ။) ယန္တုန-၍၊ မယံ-တို့သည်၊ အဓမ္မဇာတိ - ကိုလည်းကောင်း၊ ဝိသမ လောဘိ-

ကိုလည်းကောင်း၊ မိစ္ဆာဓမ္မံ - ကိုလည်းကောင်း၊ ဣတိ-သို့၊ တယော - ကုန်
 သော၊ ဓမ္မေ-တို့ကို၊ ပဇဟေယျာမ-ပါကုန်မှုကား။ (‘‘ဣဒံ ကုသလံ ဓမ္မံ သမာ-
 ဒါယ ဝတ္တိယျာမာ’’တိ။ တေ တယော ဓမ္မေ ပဇဟိယန္တိ၊ အဓမ္မရာဂံ
 ဝိသမလောဘံ မိစ္ဆာဓမ္မံ၊ ဣဒံ ကုသလံ ဓမ္မံ သမာဒါယ ဝတ္တိယန္တိ။ တေ
 ကုသလာနံ ဓမ္မာနံ သမာဒါန ဟေတု အာယုနာပိ ဝစိုဿန္တိ၊ ဝဏ္ဏေနပိ
 ဝစိုဿန္တိ။) အာယုနာပိ-အားဖြင့်လည်း၊ ဝစုမာနာနံ-ကုန်သော၊ ဝဏ္ဏေနပိ-
 အားဖြင့်လည်း၊ ဝစုမာနာနံ-ကုန်သော၊ အဋ္ဌဝဿ သဟဿာယုကာနံ- ကုန်
 သော၊ မနုဿာနံ--တို့၏၊ ပုတ္တာ-တို့သည်၊ ဝိသတိဝဿသဟဿာယုကာ-အနှစ်
 နှစ်သောင်း အသက်ရှည်ကုန်သည်၊ ဘဝိဿန္တိ- ကုန်လိမ့်လတ္တံ့။ (အထခေါ
 တေယံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဘဝိဿတိ ‘‘မယံ ခေါ ကုသလာနံ ဓမ္မာနံ
 သမာဒါနဟေတု အာယုနာပိ ဝစုမာ၊ ဝဏ္ဏေနပိ ဝစုမာ၊ ယန္တုန မယံ
 ဘိယျောသော မတ္တာယ ကုသလံ ကရေယျာမ၊ ကိံကုသလံ ကရေယျာမ။)
 ယန္တုန-၍၊ မယံ-တို့သည်၊ မတ္တေယျာ- ကုန်သည်၊ ပေတ္တေယျာ- ကုန်သည်၊
 သာမညာ- ကုန်သည်၊ ဗြဟ္မညာ- ကုန်သည်၊ ကုလေ-၌၊ ဇေဋ္ဌပစာယိနော၊
 ကုန်သည်၊ အဿာမ-ပါကုန်မှုကား၊ ကုသလံ-သော၊ ဣဒံဓမ္မံ-ကို၊ သမာဒါယ-
 ကုန်၍၊ ဝတ္တိယျာမ-ပါကုန်မှုကား၊ သာဓု-သည်၊ အဿဝတ-ကား၊ ဣတိ
 ဧဝံ-သည်၊ ဘဝိဿတိ-လတ္တံ့၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-ကုန်၍၊ တေသတ္တာ-
 တို့သည်၊ မတ္တေယျာ- ကုန်သည်၊ ပေတ္တေယျာ- ကုန်သည်၊ သာမညာ- ကုန်
 သည်၊ ဗြဟ္မညာ-ကုန်သည်၊ ကုလေ-၌၊ ဇေဋ္ဌပစာယိနော-ကုန်သည်၊ ဘဝိဿန္တိ-
 ကုန်လိမ့်လတ္တံ့၊ ကုသလံ-သော၊ ဣဒံဓမ္မံ-ကို၊ သမာဒါယ-ကုန်၍၊ ဝတ္တိယန္တိ-
 ကုန်လိမ့်လတ္တံ့၊ တေသတ္တာ-တို့သည်၊ ကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့ကို၊
 သမာဒါနဟေတု-ကြောင့်၊ အာယုနာပိ-အားဖြင့်လည်း၊ ဝစိုဿန္တိ- ကုန်လိမ့်
 လတ္တံ့၊ ဝဏ္ဏေနပိ- အားဖြင့်လည်း၊ ဝစိုဿန္တိ - ကုန်လိမ့်လတ္တံ့၊ အာယုနာပိ-
 အားဖြင့်လည်း၊ ဝစုမာနာနံ-ကုန်သော၊ ဝဏ္ဏေနပိ-အားဖြင့်လည်း၊ ဝစုမာနာ-
 နံ-ကုန်သော၊ ဝိသတိဝဿ သဟဿာယုကာနံ-ကုန်သော၊ တေသံမနုဿာနံ-
 တို့၏၊ ပုတ္တာ-တို့သည်၊ စတ္တာရိသ ဝဿသဟဿာယုကာ-အနှစ် လေးသောင်း
 အသက်ရှည်ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့၊ စတ္တာရိသဝဿသဟဿာ-
 ယုကာနံ-ကုန်သော၊ မနုဿာနံ-တို့၏၊ ပုတ္တာ-တို့သည်၊ အသိတိဝဿသဟဿာ-
 ယုကာ-အနှစ်ရှစ်သောင်းအသက်ရှည်ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့။

ဘိက္ခဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဝဿ သဟဿာ ယုကေသု-
 ကုန်သည်၊ သမာနေသု-ကုန်သည်ရှိသော်၊ ပဉ္စဝဿသတိကာ-အနှစ် ၀ ငါးရာ ရှိ
 ကုန်သော၊ ကုမာရိကာ-တို့သည်၊ အလံပတေယျာ- လင်အားထိုက်ကုန်သည်၊
 ဓု-လင်ပေးစားထိုက်ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့။

သင်္ခရာဇုပုတ္တိ

၁၀၆။ ဘိက္ခုဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဝဿသဟဿာယု-
ကေသု-ကုန်သည်၊ သမာနေသု-သော်၊ ဣစ္ဆာ-ထမင်းကို အလိဂ္ဂိခြင်း လည်း
ကောင်း၊ ဝါ-ထမင်းကို အလိဂ္ဂိတတ်သော တဏှာလည်းကောင်း၊ အနသနံ-
ထမင်းကို မစားလျှင်လည်းကောင်း၊ ဝါ-ထမင်းကို အလွန်စားခြင်းကြောင့်
ဖြစ်သော ကိုယ်၏ပျင်းရိသည်၏အဖြစ်လည်းကောင်း၊ ဝါ-ထမင်းကိုအလွန်စား
ခြင်းကြောင့်ဖြစ်သော ကိုယ်၏အားနည်းသည့်၏ အဖြစ်လည်းကောင်း၊ ဇရာ-
ထင်ရှားသော ဇရာလည်းကောင်း၊ ဣတိ-သို့၊ တယော - သုံးပါးကုန်သော၊
အာဗာဓာ-ပြင်းစွာနှိပ်စက်တတ်သော အနာတို့သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့ ၊
ဘိက္ခုဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဝဿသဟဿာယုကေသု-ကုန်သည်၊
သမာနေသု-သော်၊ အယံဇမ္ပုဒိပေါ-ဤဇမ္ပုဒိပိသည်၊ ဝါ-ဤဇမ္ပုဒိပိကျန်းသည်၊
ဣဒ္ဓါစေဝ- ပြည့်စုံသည်လည်းကောင်း၊ ဖိတောစ-စည်ပင်ပွင့်လင်းသည်လည်း
ကောင်း၊ ဘဝိဿတိ-လတ္တံ့ ၊ ဝါမ နိဂမ ဇနပဒါ-ရွာ၊ နိဂုံး၊ ဇနပုဒိတို့သည်
လည်းကောင်း၊ ရာဇဓာနိယော-မင်းနေပြည်တို့သည်လည်းကောင်း၊ ကုက္ကုဒု-
သမ္ပာတိကာ-ကြက်ပျံတကျ အတိုင်းအရှည်ရှိကုန်သည်၊ (တစ်နည်း) ကုက္ကုဒု-
သမ္ပာဒိကာ-ကြက်တသွားအတိုင်းအရှည်ရှိကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့ ၊
ဘိက္ခုဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဝဿ သဟဿာယုကေသု - ကုန်
သည်၊ သမာနေသု-သော်၊ အယံဇမ္ပုဒိပေါ-သည်၊ အဝိစိမညေ-အဝိစိ ကဲ့သို့၊
မနုဿေဟိ- တို့သည်၊ ဝါ- တို့ဖြင့်၊ ဖုဇ္ဇော- ဖြန့်အပ်သည်၊ ဝါ- ပျံ့နှံ့စေအပ်
သည်၊ ဝါ-ပြည့်နှက်သည်၊ ဘဝိဿတိ-လတ္တံ့ ၊ သေယျထာပိ-မျက်မှောက်မြင်ရ
သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်၊ နဋ္ဌဝနံဝါ-ကျူတောသည် သော်
လည်းကောင်း၊ သရဝနံဝါ-မြားတောသည်စသ်လည်းကောင်း၊ နဋ္ဌသရေဟိ-
ကျူမြားတို့သည်၊ ဝါ-တို့ဖြင့်၊ ဖုဋ္ဌံ- ဖြန့်အပ်သည်၊ ဝါ- ပျံ့နှံ့စေအပ်သည်၊
ဝါ-ပြည့်နှက်သည်၊ ဟောတိသေယျထာပိ-သို့၊ တထာ-တူ၊ အယံဇမ္ပုဒိပေါ-
သည်၊ မနုဿေဟိ-တို့သည်၊ ဖုဇ္ဇော-သည်၊ ဘဝိဿတိ-လတ္တံ့ ၊ ဘိက္ခုဝေ-တို့၊
မနုဿေသု-တို့သည်၊ အသိတိဝဿသဟဿာယုကေသု-ကုန်သည်၊ သမာနေသု-
သော်၊ အယံဗာရာဏသီ-ဤဗာရာဏသီပြည်သည်၊ ကေတုမတိနာမ-ကေတုမတိ
အမည်ရှိသော၊ ရာဇဓာနိ-မင်းနေပြည်သည်၊ ဟုတော-၍၊ ဣဒ္ဓါစေဝ- ပြည့်စုံ
သည်လည်းကောင်း၊ ဖိတောစ-စည်ပင်ပွင့်လင်းသည်လည်းကောင်း၊ ဗဟုဇနာစ-
များသောလူရှိသည်လည်းကောင်း၊ အာကိဏ္ဏမနုဿာစ-လူတို့ဖြင့် ရောပြွမ်းသည်
လည်းကောင်း၊ ဝါ-ရောပြွမ်းသောလူရှိသည်လည်းကောင်း၊ သုဘိက္ခာစ-ရလွယ်
သောထမင်းရှိသည်လည်းကောင်း၊ ဝါ-ပြည့်စုံသောထမင်းရှိသည်လည်းကောင်း၊
ဝါ-အစာပေါ်၍ ဝပြောသည်လည်းကောင်း၊ ဘဝိဿတိ-လတ္တံ့ ။

(တစ်နည်း) ဘိက္ခုဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဝဿသဟဿာယုကေသု-ကုန်သည်၊ သမာနေသု- ကုန်သည်ရှိသော်၊ အယံဗာရာဏသီ-သည်၊ ကေတုမတိနာမ-သော၊ ရာဇဓာနီ-သည်၊ ဟုတွာ-ကုန်၍၊ ဗဟုဇနာစ-သည်လည်းကောင်း၊ အာကိဏ္ဏမနုဿာစ-သည်လည်းကောင်း၊ သုဘိက္ခာစ-သည်လည်းကောင်း၊ ဟုတွာ-၍၊ ဣဒ္ဓါစေတ- သည်လည်းကောင်း၊ ဖိတာစ- သည်လည်းကောင်း၊ ဘဝိဿတိ-လတ္တံ့။ (တစ်နည်း) ဘိက္ခုဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဝဿ သဟဿာယုကေသု- ကုန်သည်၊ သမာနေသု- သော်၊ အယံဗာရာဏသီ-သည်၊ ကေတုမတိနာမ-သော၊ ရာဇဓာနီ-သည်၊ ဟုတွာ-၍၊ ဣဒ္ဓါစေတ- သည်လည်းကောင်း၊ ဖိတာစ- သည်လည်းကောင်း၊ ဟုတွာ-၍၊ ဗဟုဇနာစ - သည်လည်းကောင်း၊ အာကိဏ္ဏ မနုဿာစ- သည်လည်းကောင်း၊ သုဘိက္ခာစ-သည်လည်းကောင်း၊ ဘဝိဿတိ-လတ္တံ့။ ဘိက္ခုဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဝဿသဟဿာယုကေသု - ကုန်သည်၊ သမာနေသု - သော်၊ ဣမသ္မိံ ဓမ္မဒီပေ-၌၊ ကေတုမတိရာဇဓာနီပမုခါနိ- ကေတုမတိ အမည်ရှိသော မင်းနေပြည်ဟူသော အကြီးအမှူးရှိကုန်သော၊ စတုရာသိတိနဂရသဟဿာနိ- ရှစ်သောင်းလေးထောင်သော မြို့တို့သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့။ ဘိက္ခုဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဝဿသဟဿာယုကေသု-ကုန်သည်၊ သမာနေသု-သော်၊ ကေတုမတိယာ-သော၊ ရာဇဓာနီယာ-၌၊ သင်္ခေါနာမ-သင်္ခ အမည်ရှိသော၊ စက္ကဝတ္ထိ-သော၊ ဓမ္မိကော-သော၊ ဓမ္မရာဇာ- သော၊ စာတုရန္တော- သော၊ ဝိဇိတာဝိ- သော၊ ဇနမိဒတ္တာဝရိယပ္ပတ္တော- သော၊ ဗုတ္တရတနသမန္တာဂတော- သော၊ ရာဇာ-သည်၊ ဥပဇ္ဇိဿတိ-လတ္တံ့။ တဿရညော-အား၊ သတ္တ-ကုန်သော၊ ဣမာနိ ရတနာနိ- တို့သည်၊ ဘဝိဿန္တိ -ကုန်လိမ့်လတ္တံ့။ သေယျထိဒံ - ကုန်သော၊ ရတနာနိ - တို့သည်၊ ဘဝိဿန္တိ - ကုန်လတ္တံ့နည်း၊ စက္ကရတနံ-လည်းကောင်း၊ ဟတ္ထိရတနံ-လည်းကောင်း၊ အဿရတနံ- လည်းကောင်း၊ မဏိရတနံ-လည်းကောင်း၊ ဣတ္ထိရတနံ-လည်းကောင်း၊ ဂဟပတိရတနံ-လည်းကောင်း၊ သဗ္ဗမံ - သော၊ ပရိဏာယကရတနမေဝ - သာလျှင်လည်းကောင်း၊ ဣတိ-သို့၊ သတ္တ- ကုန်သော၊ ဣမာနိ ရတနာနိ - တို့သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့။ ခေါပန-သေး၊ အဿရညော-အား၊ ပရောသဟဿိ-သော၊ သူရာ-ကုန်သော၊ ဝိရင်္ဂရူပါ-ကုန်သော၊ ပရသေနပ္ပမဒ္ဒနာ-ကုန်သော၊ ပုတ္တာ-တို့သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့။ သောရာဇာ-သည်၊ သာဂရပရိယန္တိ-သော၊ ဣမံပထဝီ-ကို၊ အဒဏ္ဍေန-ဘဲ၊ အသတ္တေန-ဘဲ၊ ဓံမ္မေန-ဖြင့်၊ အဘိ-ဝိဇိယ-၍၊ အဇ္ဈာဝသိဿတိ-လတ္တံ့။



မေတ္တေယျ ဗုဒ္ဓဗျာဒ

၁၀၇။ ဘိက္ခုဝေ-တို့၊ မနုဿေသု-တို့သည်၊ အသိတိဓဿသဟဿာ-
ယုကေသု - ကုန်သည်၊ သမာနေသု - ကုန်သည်ရှိသော်၊ မေတ္တေယျေနာမ-
သော၊ အရဟံ - ကိုယ့်ကိုကိုယ်ပင် ကဝိထင်သည့် များဖြင့်အန္တ လူ့ဗာလတို့
ပါပညစ်ဆိုး အပြစ်မျိုးကို ပုန်းလျှိုးကွယ်ကာ ပြုသည့်တာသို့ တစ်ခါတစ်ရံ
ပြုမည်ကြံ၍ ရည်သန်စိတ်ဝယ် ပုန်းအောင်းလွယ်ဖို့ ဆိတ်ကွယ်ရာအရပ်ရှိတော်
မမူသော၊ သမ္မာသမ္ဗုဒ္ဓေါ - အဘိဇေယျာ ပရိညာနှင့် ပဟာတဗ္ဗ သစ္စိက ဟု
မဂ္ဂဘာဝနာ လေးသစ္စာကို ဆရာမထား ကိုယ့်ဉာဏ်သွားဖြင့် ပိုင်းခြားထင်
ထင် ဟိတ်ဖိုလ်ယှဉ်လျက် လက်ပြင်တင်ထား ပတ္တမြားသို့ ထင်ရှားကေန်
မဖောက်ပြန်ဘဲ ကေန်သိမြင်တော်မူတတ်သော၊ ဝိဇ္ဇာစရုဏသမ္ဗုဒ္ဓော- သုံးပါး
ဝိဇ္ဇာ ပုဒိအတည် ရှစ်ဖြာဝိဇ္ဇာ အရမှာလည်း ဝိမာစေဒိ အာပုဏ္ဏနှင့်
ဒိဟုရွှစ်ဟော သိက္ခိဘောနှင့် နုယောဇာဝ သဒ္ဓမ္မတည်း ရူပလေးစျာန် ဆယ့်ငါး
တန်နှင့် ပါဒိစရုဏ မြတ်ဓမ္မနှင့် တက္ကဉ္စသို့ လွမ်းမိုးခြံ၍ ပြည့်စုံတော်မူတတ်
သော၊ သုဂတော - ညစ်ကြေးစင်ကြယ် ကုန်အောင်ပယ်၍ တင့်တယ်သော
အရိယမဂ်တည်းဟူသော ခရီးဖြင့် ကြွသွားတော်မူတတ်သော၊ လောကဝိဒ္ဓ-
သတ္တ သင်္ခါရ ဩကာသဟု လောကသုံးဘုံ အလုံးစုံကို အကုန်အစင် သိမြင်
တော်မူပြီးသော၊ အနုတ္တရော - ကာမ၊ ရူပ အရူပ၌ သီလခေါင်ထိ သမာဓိနှင့်
ဘူရိမယုတ် ဖိုလ်ဝိမုတ်ဟု ဝိမုတ်ဣက္ခ ဒဿနနှင့် ပြည့်ထည့်၍ ကျေးဇူးဟုန်
ကြောင့် စံပို့အတူ မရှိမရှိ နတ်လူဗြဟ္မာ သတ္တဝါထက် လွန်စွာမြတ်တော်
မူသော၊ ပုရိသဒမ္မသာရထိ-ဆုံးမသင့်ငြား မြတ်ယောက်ျားအား ငါးမပါးသီလ
သရဏကို ဝေငှဟောကြား ပေးရငြားလည်း ထက်ဖျားစျာန်မဂ် ဖိုလ်သို့
တက်အောင် အချက်ကျကျ နည်းစုံပြလျက် ဆုံးမတော်မူတတ်သော၊ သတ္တာ-
ဒေဝမနုဿာန်-ဒိဋ္ဌဓမ္မ သမ္ဗုဒ္ဓနှင့် မုချဆတ်ဆတ် ပရမတ်ဟု ထူးမြတ်လွန်သာ
ကျိုးများစွာဖြင့် ဗြဟ္မာနတ်လူ သုံးဘုံသို့ လွယ်ကူခဏ စိတ်တိုင်းကျအောင်
ဆုံးမတော်မူတတ်သော၊ ဗုဒ္ဓေါ-သစ္စာလေးပါး မြတ်စာရားကို ပိုင်းခြားထင်
ထင် ကိုယ်လည်းမြင်၍ သုံးပြင်ဘုံသား ဝေနေအားလည်း ဟောကြားဆွတ်
ခြွေ ပေးငှဝေလျက် သိစေတော်မူတတ်သော၊ ဘဂဝါ-ဖြူသဲဘော်ငွေ မြစ်
ငယ်ရေနှင့် ထွေထွေစိမ့်စမ်း ရှုမခန်းဘဲ တောင်တန်းစုံမြိုင် ပန်းနံ့လှိုင်သည်
ဂနိုင်ချောင်ကောဇီး ရာသီပြောင်းက ရှက်ဟောင်းကျကြေ ရှက်သစ်ဝေသည့်
အောင်မြေရုံ တောရိပ်မြို့သို့ နိတုံအမြဲ စိတ်ဝယ်စွဲလျက် မှီဝဲဆည်းကပ်
တော်မူသော၊ ဘဂဝါ-သည်၊ လောကေ-၌၊ ဥပ္ပဇ္ဇိဿတိ-ပွင့်တော်မူလိမ့်လတ္တံ့၊
သေယျထာပိ-မည်သည်၊ တေရဟိ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ အရဟံ-သော၊
သမ္မာသမ္ဗုဒ္ဓေါ-သော၊ ဝိဇ္ဇာစရုဏသမ္ဗုဒ္ဓော-သော၊ သုဂတော-သော၊ လောက-

ဝိဒ္ဓု-သော၊ အနုတ္တရော-သော၊ ပုရိသဒမ္မသာရထိ-သော၊ သတ္တဝါဒေဝမနုဿာနံ-
သော၊ ဗုဒ္ဓေါ-သော၊ ဘဂဝါ-သော၊ အဟံ-သည်၊ လောကေ-၌၊ ဥပ္ပန္နော
သေယျထာပိ - ပွင့်တော်မူသကဲ့သို့၊ တထာ - တူ၊ မေတ္တေယျောနာမ - သော၊
အရဟံ -သော၊ သမ္မာသမ္ဗုဒ္ဓေါ - သော၊ ဝိဇ္ဇာစရဏ သမ္ဗန္ဓော - သော၊
သုတေတော-သော၊ လောကဝိဒ္ဓု-သော၊ အနုတ္တရော-သော၊ ပုရိသဒမ္မသာရထိ-
သော၊ သတ္တဝါဒေဝမနုဿာနံ-သော၊ ဗုဒ္ဓေါ-သော၊ ဘဂဝါ-သော၊ ဘဂဝါ-သည်၊
လောကေ-၌၊ ဥပ္ပဇ္ဇိဿထိ-လတ္တံ၊ သောဘဂဝါ-သည်၊ သဒေဝကံ-အောက်
ကာမာဝစရနတ်ပြည့် ငါးထပ်ရှိ နတ်အပေါင်းနှင့် တကွဖြစ်သော၊ သမာရဏံ-
မာရ်မင်း၏တည်ရာ ဝသဝတ္တိနတ်ပြည်ရှိ နတ်အပေါင်းနှင့် တကွဖြစ်သော၊
သဗြဟ္မကံ-နှစ်ဆယ်သော ဗြဟ္မာအပေါင်းနှင့် တကွဖြစ်သော၊ ဣမံ လောကံ-
ဤ သြကာသလောကကို လည်းကောင်း၊ သဿမဏဗြာဟ္မဏိံ-သာသနာတော်
၏ ဆန့်ကျင်ဘက် ဖြစ်သောရဟန်း၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသော
ရဟန်း၊ တားမြစ်ကန့်ကွက် ပယ်ဖျက်အပ်ပြီးသော မကောင်းမှုရှိသော ရဟန်း
အပေါင်းနှင့် တကွဖြစ်သော၊ သဒေဝမနုဿံ-သမ္မုတိနတ် တည်းဟူသောမင်း၊
ကြွင်းသော လူအပေါင်းနှင့်တကွဖြစ်သော၊ ဣမံပဇံ-ဤသတ္တလောကကို လည်း
ကောင်း၊ သယံ-ကိုယ်တော်တိုင်၊ အဘိညာ-ထူးသောမဂ်ညဏ်ကြောင့်သိ၍၊ ဝါ-
ထူးသော ပစ္စုဒ္ဓေက္ခဏာညဏ်ဖြင့် သိ၍၊ သစ္စိကတော-မျက်မှောက် ပြုတော်မူ၍၊
ပဝေဒေဿထိ-အပြားအားဖြင့် သိစေတော်မူလိမ့်လတ္တံ၊ ဝါ-ဟောတော်မူလိမ့်
လတ္တံ၊ သေယျထာပိ-မည်သည်၊ အဟံ-သည်၊ တေရဟံ-၌၊ သဒေဝကံ-သော၊
သမာရဏံ-သော၊ သဗြဟ္မကံ-သော၊ ဣမံ လောကံ-ကို လည်းကောင်း၊ သဿ-
မဏဗြာဟ္မဏိံ-သော၊ သဒေဝမနုဿံ-သော၊ ဣမံပဇံ-ကိုလည်းကောင်း၊ သယံ-
တိုင်၊ အဘိညာ-၍၊ သစ္စိကတော-မူ၍၊ ပဝေဒေမိ သေယျထာပိ-သို့၊ တထာ-
တူ၊ သောဘဂဝါ-သည်၊ သဒေဝကံ-သော၊ သမာရဏံ-သော၊ သဗြဟ္မကံ-
သော၊ ဣမံ လောကံ-ကို လည်းကောင်း၊ သဿမဏဗြာဟ္မဏိံ-သော၊ သဒေဝ
မနုဿံ-သော၊ ဣမံပဇံ-ကို လည်းကောင်း၊ သယံ-တိုင်၊ အဘိညာ-မူ၍၊ သစ္စိ
ကတော-မူ၍၊ ပဝေဒေဿထိ-လတ္တံ၊ သဒေဝကံ-သော၊ သမာရဏံ-သော၊
သဗြဟ္မကံ-သော၊ ဣမံလောကံ-ကို လည်းကောင်း၊ သဿမဏဗြာဟ္မဏိံ-သော၊
သဒေဝမနုဿံ-သော၊ ဣမံပဇံ-ကိုလည်းကောင်း၊ သယံ-တိုင်၊ အဘိညာ-
မူ၍၊ သစ္စိကတော-မူ၍၊ ပဝေဒေန္တော-အပြားအားဖြင့် သိစေတော်မူသော၊
သော ဘဂဝါ-သည်၊ အာဒိကလျာဏံ-အစ၌ ကောင်းသော၊ ဝါ- အစ၌
အကောင်းရှိသော၊ မဇ္ဈေကလျာဏံ-အလယ်၌ ကောင်းသော၊ ဝါ-အလယ်၌
အကောင်းရှိသော၊ ပရိယောသာန ကလျာဏံ-အဆုံး၌ ကောင်းသော၊ ဝါ-
အဆုံး၌ အကောင်းရှိသော၊ ဓမ္မံ-ပရိယတ္တိတရားတော်ကို၊ ဒေသေဿထိ-ဟော
တော်မူလိမ့် လတ္တံ၊ အာဒိကလျာဏံ-သော၊ မဇ္ဈေကလျာဏံ-သော၊ ပရိ-

ယောသနကလျာဏံ-သော၊ ဓမ္မံ-ကို၊ ဒေသေန္တော-ဟောတော်မူသည်ရှိသော်၊
 သာတ္ထံ-အနက်နှင့် ပြည့်စုံသော၊ သဗျဉ္ဇနံ-သဒ္ဓါနှင့် ပြည့်စုံသော၊ ဧဝံပရိ-
 ပုဏ္ဏံ-အလုံးစုံ ထက်ဝန်းကျင်မှ ပြည့်စုံသော၊ ပရိသုဒ္ဓံ-ထက်ဝန်းကျင်မှ သန့်ရှင်း
 စင်ကြယ်သော၊ ဗြဟ္မစရိယံ-သာသနဗြဟ္မစရိယ၊ မဂ္ဂဗြဟ္မစရိယကို၊ ပကာ-
 သေသတိ-ထင်စွာ ပြလိမ့်လတ္တံ့၊ သေယျထာပိ-မည်သည်၊ တေရဟိ-၌၊ အဟံ-
 သည်၊ အာဒိကလျာဏံ-သော၊ မဇ္ဈေကလျာဏံ-သော၊ ပရိယောသနကလျာ-
 ဏံ-သော၊ ဓမ္မံ-ကို၊ ဒေသေမိ သေယျထာပိ-သို့၊ တထာ-တူ၊ အာဒိကလျာဏံ-
 သော၊ မဇ္ဈေကလျာဏံ-သော၊ ပရိယောသနကလျာဏံ-သော၊ ဓမ္မံ-ကို၊
 ဒေသေန္တော-သော်၊ သာတ္ထံ-သော၊ သဗျဉ္ဇနံ-သော၊ ဧဝံပရိပုဏ္ဏံ-သော၊
 ပရိသုဒ္ဓံ-သော၊ ဗြဟ္မစရိယံ-ကို၊ ပကာသေမိ သေယျထာပိ-သို့၊ တထာ-တူ၊
 သောဘဂဝါ-သည်၊ အာဒိကလျာဏံ-သော၊ မဇ္ဈေကလျာဏံ-သော၊ ပရိ-
 ယောသနကလျာဏံ-သော၊ ဓမ္မံ-ကို၊ ဒေသေသတိ-လတ္တံ့၊ အာဒိကလျာဏံ-
 သော၊ မဇ္ဈေကလျာဏံ-သော၊ မရိယောသနကလျာဏံ-သော၊ ဓမ္မံ-ကို၊
 ဒေသေန္တော-သော်၊ သာတ္ထံ-သော၊ သဗျဉ္ဇနံ-သော၊ ဧဝံပရိပုဏ္ဏံ-သော၊
 ပရိသုဒ္ဓံ-သော၊ ဗြဟ္မစရိယံ-ကို၊ ပကာသေသတိ-လတ္တံ့၊ သောဘဂဝါ-သည်၊
 အနေကသတသဟဿံ-အသိန်းမကများစွာသော၊ ဘိက္ခုသံဃံ-ရဟန်းအပေါင်း
 ကို၊ ပရိဟရိသတိ-ဆောင်လိမ့် လတ္တံ့၊ သေယျထာပိ-မည်သည်၊ တေရဟိ-၌၊
 အဟံ-သည်၊ အနေကသတိ-အရာမက များစွာသော၊ ဘိက္ခုသံဃံ-ကို၊ ပရိ-
 ဟဏမိ သေယျထာပိ-သို့၊ တထာ-တူ၊ သောဘဂဝါ-သည်၊ အနေကသတ-
 သဟဿံ-သော၊ ဘိက္ခုသံဃံ-ကို၊ ပရိဟရိသတိ-လတ္တံ့။

၁၀၀။ ဘိက္ခုဝေ-တို့၊ အထ တသ္မိံ ကာလေ- မေတ္တေယျတုရား ပွင့်တော်
 မူရာ ထိုအခါ၌၊ သင်္ခေါနာမ-အခါအမည်ရှိသော၊ ရာဇာ-သည်၊ ယော သော
 ယူပေါ-အကြင် တိုင်နှင့်တူသော ပြာသာဒ်ကို၊ ဝါ-အကြင်များပြားသော တုံ
 ဆောင်တိုက်ခန်း ရှိသည်၏အဖြစ်ကြောင့် သတ္တဝါတို့၏ ပေါင်းဆုံရာဖြစ်သော
 ပြာသာဒ်ကို၊ မဟာပနာဒေန-မဟာပနာဒ အမည်ရှိသော၊ ရညာ-မင်းကြောင့်၊
 တဿ ရညော-ထို မဟာပနာဒမင်း၏၊ အတ္ထာယ-အကျိုးငှာ၊ ဒေဝ ရာဇေန-
 နှုတ်တို့၏ မင်းဖြစ်သော၊ သက္ကေန-သိကြားသည်၊ ဝိသုကမ္မဒေဝပုတ္တံ-ဝိသုကမ္မ
 နှုတ်သားကို၊ ပေသေတော-စေခိုင်း၍၊ (ပါဠိတော်၌ တိုက်ရိုက် မလာသော
 'ပါဠိများကား အဋ္ဌကထာမှဆောင်၍ ယောဇနာအပ်သော ပါဠိများတည်း။)
 ကာရာပိတော-ပြုစေအပ်ပြီ၊ တံယူပံ-ကို၊ ဥဿာပေတော-စိုက်ထောင်၍၊ အဇ္ဈာ-
 ဝံသိတော-စိုးအုပ်သမှု ပိုင်းခြားပြုကာနေ၍၊ တံယူပံ-ကို၊ ဒတော-စိတ်ဖြင့်စွန့်လွှတ်
 ခြင်း၏ အစွမ်းအားဖြင့် လူ၍၊ ဝိဿဒ္ဓိတော-မင်းကွက် စွန့်လွှတ်ခြင်း၏ အစွမ်း
 အားဖြင့် လူ၍၊ သမဏဗြာဟ္မဏကပဏဒ္ဓိကဝဏိဗ္ဗကယောစကာနံ-ရဟန်း၊ ပုဏ္ဏား



အထီးကျန်သောပုဂ္ဂိုလ်၊ ခရီးသွားသောပုဂ္ဂိုလ်၊ အလှူရှင်ကိုချီးမွမ်း၍ တောင်း
 တတ်သောပုဂ္ဂိုလ်၊ သာမန်တောင်းတတ်သောပုဂ္ဂိုလ်တို့အား၊ ဒါနံ-ကို၊ ဒုတိ-
 ၍၊ မေတ္တေယျဿ-သော၊ အရဟတော-သော၊ သမ္မာသမ္ဗုဒ္ဓဿ-သော၊
 ဘဂဝတော-၏၊ သန္တိကေ-၌၊ ကေသမယံ-ကို၊ ဩဟာရေတွာ-၍၊ ကာသာ-
 ယာနိ-ကုန်သော၊ ဝတ္ထာနိ-တို့ကို၊ အတ္ထာဒေတွာ-၍၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-
 ၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇိဿတိ-လတ္တံ၊ သော ရာဇာ-သည်၊ ဝေ-သို့၊
 ပဗ္ဗဇိတော-သည်၊ သမာဓော-သော်၊ ဧကော-တစ်ယောက်တည်းတည်း၊
 ဝပကဇ္ဇော-အပေါင်းအဖော်တို့မှ ဖဲ့ခွာသည်၊ အပ္ပမတ္တော-မမေ့မလျော့သည်၊
 အာတာပိ-ကိလေသာတို့ကို ပြင်းစွာ ပုပန်စေတတ်သော သမ္ပပ္ပဓာန် လုံ့လ
 ရှိသည်၊ ပဟိတတ္ထော-ကိုယ်နှင့် အသက် မဝဲကွက်ဘဲ ရက်စက်ခိဋ္ဌာန် စိတ်
 အကြံဖြင့် နိဗ္ဗာန်သို့စေလွှတ်အပ်ပြီးသောစိတ်ရှိသည်၊ ဟုတွာ-၍၊ ဝိဟရန္တော-
 နေသည်ရှိသော်၊ န စိရသေဝ-မကြာမြင့်မီသာလျှင်၊ ယဿ အရဟတ္တဿ-ဟူ
 သော၊ အတ္ထာမာ-ဌာ၊ ကုလပုတ္တာ-တို့သည်၊ သမ္ပဒေဝ-သာလျှင်၊ အဂါရသ္မာ-
 မှ၊ နိက္ခမ္မ-ကုန်၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇန္တိ-ကုန်၏၊ အနုတ္တရံ-သော၊ ပြုဟူ-
 စရိယပရိယောသာနံ-သော၊ တံအရဟတံ-သို့၊ ဝါ-ကို၊ ဒိဋ္ဌေဝဓမ္မေ-၌ သာ
 လျှစ်၊ သယံ-တိုင်၊ အဘိညာ-၍၊ သစ္စိကတွာ-၍၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရိဿတိ-
 လတ္တံ။ ။

၁၀၉။ ဘိက္ခုဝေ-တို့၊ တုမေ-တို့သည်၊ အတ္တဒီပါ-ကုန်သည်၊ အတ္တသရဏာ-
 ကုန်သည်၊ အနညသရဏာ-ကုန်သည်၊ ဓမ္မဒီပါ-ကုန်သည်၊ ဓမ္မသရဏာ-ကုန်
 သည်၊ အနညသရဏာ-ကုန်သည်၊ ဟုတွာ-ကုန်၍၊ ဝိဟရထ-ကုန်လော့၊ ဘိက္ခုဝေ-
 တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ အတ္တဒီပါ-သည်၊ အတ္တသရဏော-
 သည်၊ အနညသရဏော-သည်၊ ဓမ္မဒီပေါ-သည်၊ ဓမ္မသရဏော-သည်၊ အနည-
 သရဏော-သည်၊ ဟုတွာ-၍၊ ဝိဟရတိ-နည်း၊ ဘိက္ခုဝေ-တို့၊ ဣဇ္ဇမသ္မိ-
 သာသနေ-၌၊ ဘိက္ခု-သည်၊ အာတာပိ-သည်၊ သမ္ပဇာနော-သည်၊ သတိမာ-
 သည်၊ ဟုတွာ-၍၊ လောကေ-၌၊ အဘိဇ္ဈာ ဒေါမနသံ-ကို၊ ဝိနေယျ-၍၊
 ကာယေ-၌၊ ကာယာနုပဿိ-သည်၊ ဟုတွာ-၍၊ ဝိဟရတိ-၏၊ အာတာပိ-
 သည်၊ သမ္ပဇာနော-သည်၊ သတိမာ-သည်၊ ဟုတွာ-၍၊ လောကေ-၌၊
 အဘိဇ္ဈာ ဒေါမနသံ-ကို၊ ဝိနေယျ-၍၊ ဝေဒနာသု-တို့၌၊ ဝေဒနာနုပဿိ-
 သည်၊ ဟုတွာ-၍၊ ဝိဟရတိ-၏၊ အာတာပိ-သည်၊ သမ္ပဇာနော-သည်၊
 သတိမာ-သည်၊ ဟုတွာ-၍၊ ဝိဟရတိ-၏၊ အာတာပိ-သည်၊ သမ္ပဇာနော-
 သည်၊ သတိမာ-သည်၊ ဟုတွာ-၍၊ လောကေ-၌၊ အဘိဇ္ဈာ ဒေါမနသံ-ကို၊
 ဝိနေယျ-၍၊ စိတ္တာနုပဿိ-သည်၊ ဟုတွာ-၍၊ ဝိဟရတိ-၏၊ အာတာပိ-
 သည်၊ သမ္ပဇာနော-သည်၊ သတိမာ-သည်၊ ဟုတွာ-၍၊ လောကေ-၌၊ အဘိဇ္ဈာ-

ဒေါမနသံ-ကို၊ ဝိနေယျ-၍၊ ဓမ္မေသု-တို့၌၊ ဓမ္မာနံပဿိ-သည်၊ ဟုတော-၍၊
ဝိဟရတိ-၏၊ ဘိက္ခုဝေ-တို့၊ ဝေခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ အတ္တဒီပေါ-
သည်၊ အတ္တသရဏော - သည်၊ အနညသရဏော - သည်၊ ဓမ္မဒီပေါ- သည်၊
ဓမ္မသရဏော - သည်၊ အနညသရဏော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။

ဘိက္ခုနော အာယုဝဏ္ဏာဒိဝဇ္ဇနကထာ

၁၁၀။ ဘိက္ခုဝေ-တို့၊ တုဗ္ဗေ-တို့သည်၊ ဂေါစရေ-သော၊ သကေ-သော၊
ပေတ္တိကေ-သော၊ ဝိသယေ-၌၊ စရထ- ကုန်လော့၊ ဘိက္ခုဝေ - တို့၊ တုဗ္ဗေ-
တို့သည်၊ ဂေါစရေ-သော၊ သကေ-သေဒ၊ ပေတ္တိကေ-သော၊ ဝိသယေ-၌၊
စရန္တာ-ကုန်သည်ရှိသော်၊ အာယုနာပိ-အသက်အားဖြင့်လည်း၊ ဝဇ္ဇိဿထ-တိုး
ပွားကြကုန်လိမ့်လတ္တံ့၊ ဝဇ္ဇန္တနပိ- အဆင်းဂုဏ်အားဖြင့်လည်း၊ ဝဇ္ဇိဿထ-ကုန်
လိမ့်လတ္တံ့၊ သုခေနပိ - ချမ်းသာအားဖြင့်လည်း၊ ဝဇ္ဇိဿထ - ကုန်လိမ့်လတ္တံ့၊
ဘောဂေနပိ - အားဖြင့်လည်း၊ ဝဇ္ဇိဿထ-ကုန်လိမ့်လတ္တံ့၊ ဗလေနပိ-အားဖြင့်
လည်း၊ ဝဇ္ဇိဿထ-ကုန်လိမ့်လတ္တံ့၊ ဘိက္ခုဝေ - တို့၊ ဘိက္ခုနော-၏၊ အာယုသ္မိံ -
အသက်သည်၊ ဝါ - အသက် ရှည်ခြင်း၏ အကြောင်းသည်၊ ကိဉ္စ - အဘယ်
လေနည်း၊ (တစ်နည်း) အာယုသ္မိံ - အသက်ကို၊ သာဓေတဗ္ဗေ - ပြီးစေအပ်
သည်ရှိသော်၊ ကိဉ္စ - အဘယ်အကြောင်းတရားကိုလည်း၊ ဣစ္ဆိတဗ္ဗံ - အလိုရှိအပ်
အလိုရှိသင့် အလိုရှိထိုက်သနည်း၊ ဘိက္ခုဝေ - တို့၊ ဣဓ ဣမသ္မိံ သာသနေ - ၌၊
ဘိက္ခု - သည်၊ ဆန္ဒ သမာဓိ ပဓာန သင်္ခါရ သမန္နာဂတံ - ဆန္ဒဟူသောအကြီး
အမှူးရှိသော သမာဓိ၊ အားထုတ်ကြောင်း ဖြစ်သော ပြုပြင် စီရင်တတ်သော
လုံ့လနှင့်ပြည့်စုံသော၊ ဣဒ္ဓိပါဒံ - ဣဒ္ဓိပါဒ်ကို၊ ဘာဝေတိ - ဖြစ်စေ၏၊ ဝါ-
ပွားစေ၏၊ ဝိရိယ သမာဓိ ပဓာန သင်္ခါရ သမန္နာဂတံ - ဝိရိယဟူသော အကြီး
အမှူးရှိသော သမာဓိ၊ အားထုတ်ကြောင်း ဖြစ်သော ပြုပြင် စီရင်တတ်သော
လုံ့လနှင့်ပြည့်စုံသော၊ ဣဒ္ဓိပါဒံ - ကို၊ ဘာဝေတိ - ၏၊ စိတ္တံ သမာဓိ ပဓာန
သင်္ခါရ သမန္နာဂတံ - စိတ်ဟူသော အကြီးအမှူး ရှိသောသမာဓိ၊ အားထုတ်
ကြောင်းဖြစ်သော ပြုပြင်စီရင်တတ်သောလုံ့လနှင့် ပြည့်စုံသော၊ ဣဒ္ဓိပါဒံ- ကို၊
ဘာဝေတိ - ၏၊ ဝိမံသာသမာဓိ ပဓာန သင်္ခါရ သမန္နာဂတံ - ဝိမံသာဟူသော
အကြီးအမှူးရှိသောသမာဓိ၊ အားထုတ်ကြောင်းဖြစ်သော ပြုပြင်စီရင်တတ်သော
လုံ့လနှင့် ကောင်းစွာ လျော်စွာ ယှဉ်သော၊ ဣဒ္ဓိပါဒံ - ကို၊ ဘာဝေတိ - ၏၊
သောဘိက္ခု-သည်၊ စတုန္ဒ- ကုန်သော၊ ဣမေသံ ဣဒ္ဓိပါဒါနံ - တို့၏၊ ဝါ-တို့ကို၊
ဘာဝိတတ္တာ - ပွားစေအပ်ကုန်သည်၏ အဖြစ်ကြောင့်၊ ဗဟုလိကတတ္တာ- ကြိမ်
ဖန် များစွာ အလေ့အလာ ပြုအပ်ကုန်ပြီးသည်၏ အဖြစ်ကြောင့်၊ ဝါ-မမျှား
သော်လည်း များသကဲ့သို့ပြုအပ်ကုန်သည်၏အဖြစ်ကြောင့်၊ ကပ္ပံဝါ-အာယုကပ်
ပတ်လုံးသော်လည်းကောင်း၊ ကပ္ပာဝသေသံဝါ - အာယုကပ်မှုကြွင်းကျန်သော

အသက်တစ်ရာနှစ်ဆယ်၊ တစ်ရာသုံးဆယ်၊ တစ်ရာလေးဆယ်၊ တစ်ရာငါးဆယ်၊ တစ်ရာခြောက်ဆယ်ပတ်လုံးသော်လည်းကောင်း၊ ဌာတု-တည်ခြင်းငှာ၊ အာကခိ-မာနော- အလိဂ္ဂိခဲသော်၊ ကပ္ပဝါ-သော်လည်းကောင်း၊ ကပ္ပဝသေသံခါ-သော်လည်းကောင်း၊ တိဇ္ဇေယျ-တည်နိုင်ရာ၏၊ ဘိက္ခဝေ-တို့၊ ဘိက္ခုနော-၏၊ အာယုသ္မိ-သည့်၊ ဣဒါ-ဤလေးပါးသောဣဒ္ဓိပါဒ်သာလျှင်တည်း၊ (တစ်နည်း) အာယုသ္မိ-ကို၊ သာဓေတဗ္ဗေ-သော်၊ ဣဒါ-ဤလေးပါးသောဣဒ္ဓိပါဒ်ကိုသာလျှင်၊ ဣစ္ဆိတဗ္ဗိ - အလိဂ္ဂိထိုက်၏၊ တဿာ - ထိုသို့ အသက်ကို ပြီးစေအပ်သည်ရှိသော်လည်းကောင်း၊ ဣဒါ-ဤလေးပါးသော ဣဒ္ဓိပါဒ်ကို အလိဂ္ဂိထိုက်သည်၏ အဖြစ်ကြောင့်၊ အာယုနာ-အားဖြင့်၊ ဝခိတုကာမေဟိ- တိုးပွားခြင်းငှာ အလိဂ္ဂိကြကုန်သော၊ တုမေဟိ-တို့သည်၊ စတ္တာရော- လေးပါးကုန်သော၊ ဣမေ ဣဒ္ဓိပါဒ်-တို့ကို၊ ဘာဝေတဗ္ဗာ-ဖြစ်စေအပ် ဖြစ်စေသင့် ဖြစ်စေထိုက်ကုန်၏၊ ဝါ - ပွားစေအပ် ပွားစေသင့် ပွားစေထိုက်ကုန်၏။ (အဋ္ဌကထာမှဆောင်၍ ယောဇနာသည်။)

ဘိက္ခဝေ - တို့၊ ဘိက္ခုနော - ၏၊ ဝဏ္ဏသ္မိ - အဆင်းဂုဏ်သည်၊ ဝါ - အဆင်းဂုဏ်၏အကြောင်းသည်၊ ကိဉ္ဇ - နည်း၊ (တစ်နည်း) ဝဏ္ဏသ္မိ - ကို၊ သာဓေတဗ္ဗေ-သော်၊ ကိဉ္ဇ - ကိုလည်း၊ ဣစ္ဆိတဗ္ဗိ - နည်း၊ ဘိက္ခဝေ - တို့၊ ဣမ ဣမသ္မိ-သာသနေ - ဌိ၊ ဘိက္ခု - သည်၊ သီလဝါ-သီလရှိသည်၊ ဟောတိ-၏၊ ပါတိ-မောက္ခသံဝရသံဝုတော-ပါတိမောက္ခသံဝရသီလဖြင့် စောင့်ရှောက်အပ်ပြီးသော ကာယဒ္ဓါရ ဝစီဒ္ဓါရရှိသည်၊ ဝါ-မိမိကို စောင့်တတ်သော ပုဂ္ဂိုလ်ကို အပါယ်ဆင်းရဲ ဝဋ်ဆင်းရဲမှ လွတ်စေတတ်သော သီလသာလျှင် ဖြစ်သော ပိတ်ဆို့တားမြစ်ခြင်းဖြင့် ပိတ်ဆို့တားမြစ်အပ်ပြီးသော ကာယဒ္ဓါရ ဝစီဒ္ဓါရ ရှိသည်၊ အာစာရဂေါစရသမ္ပန္နော-အကျင့်ဣန္ဒြေတို့၏ကျက်စားရာအာရုံနှင့်ပြည့်စုံသည်၊ အဏုမတ္တေသု-အဏုမုမ္ပုအတိုင်းအရှည်ရှိကုန်သော၊ ဝဇ္ဇေသု-အပြစ်တို့၌၊ ဝါ-အပြစ်တို့ကြောင့်၊ ဘယဒဿာဝိ-ဘေးဟူ၍လေ့ရှိသည်၊ ဟုတုာ-၍၊ ဝိဟရတိ-၏၊ သိက္ခာပဒေသု-တို့၌၊ ဝါ-တို့တွင်၊ တံတံသိက္ခာပဒေ- ကို၊ သမာဒါယ-၍၊ သိက္ခာတိ-ကျင့်၏၊ ဝါ-အားထုတ်၏၊ ဘိက္ခဝေ-တို့၊ ဘိက္ခုနော-၏၊ ဝဏ္ဏသ္မိ - သည်၊ ဣဒါ-ဤ ပါတိမောက္ခသံဝရ သီလသာလျှင်တည်း၊ (တစ်နည်း) ဝဏ္ဏသ္မိ - ကို၊ သာဓေတဗ္ဗေ-သော်၊ ဣဒါ-ဤပါတိမောက္ခ သံဝရသီလကို၊ ဣစ္ဆိတဗ္ဗိ-အပ်၏၊ တဿာ-ထိုသို့ အဆင်းဂုဏ်ကို ပြီးစေအပ်သည်ရှိသော် ပါတိမောက္ခ သံဝရသီလကို အလိဂ္ဂိထိုက်သည်၏အဖြစ်ကြောင့်၊ ဝဏ္ဏန-ဖြင့်၊ ဝခိတု-ကာမေဟိ-ကုန်သော၊ တုမေဟိ-တို့သည်၊ သီလသမ္ပန္နော-သီလနှင့်ပြည့်စုံကုန်သည်၊ အဝိတဗ္ဗိ-ဖြစ်ရာ၏၊ ဝါ-ဖြစ်သင့်၏၊ ဝါ-ဖြစ်ထိုက်၏၊ ဝါ-ဖြစ်ကြလေ၊ ဘိက္ခဝေ-တို့၊ ဘိက္ခုနော-၏- သုခသ္မိ-ချမ်းသာသည်၊ ဝါ-ချမ်းသာခြင်း၏ အကြောင်းသည်၊ ကိဉ္ဇ-အဘယ်လော့နည်း။



(တစ်နည်း) သုခသ္မိ-ကို၊ သာဓေတဗ္ဗေ-သော်၊ ကိဉ္ဇ-ကိုလည်း၊ ဣစ္ဆိတဗ္ဗိ-နည်း၊ ဘိက္ခဝေ-တို့၊ ဣဇ္ဇမသ္မိ-သာသနော-၌၊ ဘိက္ခု-သည်၊ ကာမေဟိ-တို့မှ၊ ဝိဝိစ္စေဝ-၍သာလျှင်၊ အကုသလေဟိ - ကုန်သော၊ ဓမ္မေဟိ-တို့မှ၊ ဝိဝိစ္စေဝ-ကင်းစေဆိတ်စေ၍သာလျှင်၊ သဝိတက္ကံ - သော၊ အဝိစာရံ-သော၊ ဝိဝေကဇံ-သော၊ ပိတိသုခံ-သော၊ ပဌမံ-သော၊ ဈာနံ-သို့၊ ဝါ-ကို၊ ဥပသမ္ပဇ္ဇ-ရောက်၍၊ ဝိဟရတိ-၏၊ ဝိတက္ကံ ဝိစာရာနံ- တို့၏၊ ဝူပသမာ-ကြောင့်၊ အဇ္ဈတ္တံ-သော၊ သမ္ပသာဒနံ-သော၊ စေတသော-၏၊ ဧကောဒိတာဝံ-သော၊ အဝိတက္ကံ-သော၊ အဝိစာရံ-သော၊ သမာဓိဇံ-သော၊ ပိတိသုခံ-သော၊ ဒုတိယံ-သော၊ ဈာနံ-သို့၊ ဝါ-ကို၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ ပိတိယာ-ကို၊ ဝိရာဂါစ- ကြောင့်လည်းကောင်း၊ ပိတိယာ-၏၊ ဝူပသမာစ-ကြောင့်လည်းကောင်း၊ ဥပေက္ခကော-သည်၊ ဟုတောစ-၍လည်း၊ ဝိဟရတိ-၏၊ သတော-သည်၊ သမ္ပဇာနော-သည်၊ ဟုတောစ-၍လည်း၊ သုခဉ္ဇ-ကိုလည်း၊ ကာယေန-ဖြင့်၊ ပဋိသံဝေဒေတိ-၏၊ ယံဘတိယ-ဈာနံ-ကြောင့်၊ တံတတိယဇ္ဈာနသမဂီပုဂ္ဂလံ-ကို၊ အရိယာ-တို့သည်၊ အာစိက္ခန္တိ-ကုန်၏၊ ကံ - သို့၊ အာစိက္ခန္တိ-ကုန်သနည်း၊ အယံပုဂ္ဂလော-သည်၊ ဥပေက္ခကော-။ပ။ သတိမာ။ပ။ သုခဝိဟာရိ-။ပ။ ဣတိ-သို့၊ အာစိက္ခန္တိ-ကုန်၏၊ တတိယံ-သော၊ တံဈာနံ-သို့၊ ဝါ-ကို၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ ပုဗ္ဗေဝ-၌သာလျှင်၊ သုခဿ- ကို၊ ပဟာနာစ - ကြောင့်လည်းကောင်း၊ ဒုက္ခဿ-ကို၊ ပဟာနာစ-ကြောင့်လည်းကောင်း၊ သောမနဿ ဒေါမနဿာနံ-တို့၏၊ အတ္တဂံမာစ-ကြောင့်လည်းကောင်း၊ အဒုက္ခမသုခံ-သော၊ ဥပေက္ခာသတိပရိသုဒ္ဓိံ-သော၊ စတုတ္ထံ-သော၊ ဈာနံ-သို့၊ ဝါ-ကို၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ ဘိက္ခဝေ-တို့၊ ဘိက္ခု-နော-၏၊ သုခသ္မိ-သည်၊ ဣဒံခေါ-ဤလေးပါးသော ရူပါဝစရ ဈာနသုခသာလျှင်တည်း၊ (တစ်နည်း) သုခသ္မိ-ကို၊ သာဓေတဗ္ဗေ-သော်၊ ဣဒံခေါ-ကိုသာလျှင်၊ ဣစ္ဆိတဗ္ဗိ-၏၊ တသ္မာ-ထိုသို့ ချမ်းသာကို ပြီးစေအပ်သည်ရှိသော်လေးပါးသော ရူပါဝစရ ဈာနသုခကို အလို့ရှိအပ်သည်၏ အဖြစ်ကြောင့်၊ သုခေန-ဖြင့်၊ ဝစိုတုကာမေဟိ-ကုန်သော၊ တုမ္မေဟိ-တို့သည်၊ စတ္တာမိ-ကုန်သော၊ ဣမာနိဈာနာနိ-တို့ကို၊ ဘာဝေတဗ္ဗာနိ-ဖြစ်စေထိုက်ကုန်၏။

ဘိက္ခဝေ-တို့၊ ဘိက္ခုနော-၏၊ ဘောဂသ္မိ-စည်းစိမ်သည်၊ ဝါ-စည်းစိမ်၏ အကြောင့်သည်၊ ကိဉ္ဇ-နည်း၊ (တစ်နည်း) ဘောဂသ္မိ-ကို၊ သာဓေတဗ္ဗေ-သော်၊ ကိဉ္ဇ-ကိုလည်း၊ ဣစ္ဆိတဗ္ဗိ-နည်း၊ ဘိက္ခဝေ-တို့၊ ဣဇ္ဇမသ္မိ-သာသနော-၌၊ ဘိက္ခု-သည်၊ မေတ္တာသဟာတေန-သော၊ စေတသာ-ဖြင့်၊ ဧကံ-သော၊ ဒိသံ-ကို၊ ဖရိတာ-၍၊ ဝိဟရတိ-၏၊ တထာ-တူ၊ ဒုတိယံ-သော၊ ဒိသံ-ကို၊ ဖရိတာ-၍၊ ဝိဟရတိ - ၏၊ တထာ-တူ၊ တတိယံ-သော၊ ဒိသံ-ကို၊ ဖရိတာ-၍၊ ဝိဟရတိ-၏၊ တထာ-တူ၊ စတုတ္ထံ-သော၊ ဒိသံ-ကို၊ ဖရိတာ-၍၊ ဝိဟရတိ-၏။

ဣတိ-တူ၊ ဥဒ္ဓံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-တူ၊ အဓော-ကို၊ ဖရိတွာ-
၍၊ ဝိဟရတိ-၏၊ ဣတိ-တူ၊ တိရိယံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-တူ၊
သဗ္ဗမိ-တို့၌၊ သဗ္ဗတ္တတာယ-ကြောင့်၊ သဗ္ဗာဝန္တံ-သော၊ လောကံ-ကို၊ မေတ္တာ-
သဟဂတေန-သော၊ ဝိပုလေန-သော၊ မဟဂ္ဂတေန - သော၊ အပ္ပမာဏေန-
သော၊ အဝေရေန-သော၊ အပ္ပာပဇ္ဇေန - သော၊ စေတသာ-ဖြင့်၊ ဖရိတွာ-
၍၊ ဝိဟရတိ-၏၊ ကရုဏာသဟဂတေန- သော၊ ဝိပုလေန- သော၊ မဟဂ္ဂတေန-
သော၊ အပ္ပမာဏေန - သော၊ အဝေရေန- သော၊ အပ္ပာပဇ္ဇေန- သော၊
စေတသာ - ဖြင့်၊ ဖရိတွာ - ၍၊ ဝိဟရတိ-၏၊ မုဒိတာသဟဂတေန - သော၊
ဝိပုလေန - သော၊ မဟဂ္ဂတေန - သော၊ အပ္ပမာဏေန - သော၊ အဝေရေန-
သော၊ အပ္ပာပဇ္ဇေန-သော၊ စေတသာ - ဖြင့်၊ ဖရိတွာ-၍၊ ဝိဟရတိ - ၍၊
ဥပေက္ခာသဟဂတေန-သော၊ ဝိပုလေန - သော၊ မဟဂ္ဂတေန - သော၊ အပ္ပ-
မာဏေန - သော၊ အဝေရေန - သော၊ အပ္ပာပဇ္ဇေန - သော၊ စေတသာ-ဖြင့်၊
ဖရိတွာ-၍၊ ဝိဟရတိ-၏၊ တထာ-တူ၊ ဒုတိယံ-သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊
ဝိဟရတိ-၏၊ တထာ-တူ၊ တတိယံ - သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-
၏၊ တထာ - တူ၊ စတုတ္ထံ-သော၊ ဒိသံ-ကို၊ ဖရိတွာ - ၍၊ ဝိဟရတိ-၏၊ ဣတိ-
တူ၊ ဥဒ္ဓံ-ကို၊ ဖရိတွာ - ၍၊ ဝိဟရတိ - ၍၊ ဣတိ - တူ၊ အဓော - ကို၊ ဖရိတွာ-
၍၊ ဝိဟရတိ-၏၊ ဣတိ - တူ၊ သဗ္ဗမိ-တို့၌၊ သဗ္ဗတ္တတာယ - ကြောင့်၊ သဗ္ဗာ-
ဝန္တံ-သော၊ လောကံ - ကို၊ ဥပေက္ခာသဟဂတေန-သော၊ ဝိပုလေန- သော၊
မဟဂ္ဂတေန-သော၊ အပ္ပမာဏေန-သော၊ အဝေရေန-သော၊ အပ္ပာပဇ္ဇေန-
သော၊ စေတသာ-ဖြင့်၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဘိက္ခဝေ-တို့၊ ဘိက္ခုနော-၏၊
ဘောဂသ္မိံ-သည်၊ ဣဒံခေါ-ဤလေးပါးသော ဗြဟ္မဝိဟာရ တရားသာလျှင်
တည်း၊ (တစ်နည်း) ဘောဂသ္မိံ-ကို၊ သာဓေတဗ္ဗ-သော်၊ ဣဒံခေါ - ကို
သာလျှင်၊ ဣစ္ဆိတဗ္ဗံ-ထိုက်၏၊ တသ္မာ-ထိုသို့ စည်းစိမ်ကိုပြီးစေအပ်သည်ရှိသော်
လေးပါးသော ဗြဟ္မဝိဟာရတရားကို အလိုရှိအပ်သည်၏အဖြစ်ကြောင့်၊ ဘော-
ဂေန-ဖြင့်၊ ဝဇ္ဇိတုကာမေဟိ-ကုန်သော၊ တုမေဟိ-တို့သည်၊ ဣမေဗြဟ္မဝိဟာရာ-
တို့ကို၊ ဘာဝေတဗ္ဗာ-အပ်ကုန်၏၊ ဘိက္ခဝေ-တို့၊ ဘိက္ခုနော-၏၊ ဗလသ္မိံ -
အားသည်၊ ဝါ-အား၏အကြောင်းသည်၊ ကိဉ္ဇ-နည်း၊ (တစ်နည်း) ဗလသ္မိံ -
ကို၊ သာဓေတဗ္ဗ-သော်၊ ကိဉ္ဇ-ကိုလည်း၊ ဣစ္ဆိတဗ္ဗံ-နည်း၊ ဘိက္ခဝေ-တို့၊
ဣမဣသ္မိံ လောကေ-၌၊ ဘိက္ခု-သည်၊ အာသဝါနံ-တို့၏၊ ဝယာ- ကုန်ခြင်း
ကြောင့်၊ အနာသဝံ - အာသဝေ မရှိသော၊ စေတောဝိမုတ္တိံ - ကိလေသာတို့မှ
လွတ်ပြီးသော အရဟတ္တဖိုလ်သမာဓိသို့လည်းကောင်း၊ ဝါ- ကိုလည်းကောင်း၊
ပညာဝိမုတ္တိံ - ကိလေသာတို့မှ လွတ်ပြီးသော အရဟတ္တဖိုလ် ပညာသို့ လည်း
ကောင်း၊ ဝါ-ကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ-၌သာလျှင်၊ သယံ-တိုင်၊ အဘိညာ-

၍၊ သစ္စိကတော-၍၊ ဥပသမ္ပုဇ္ဇ-၍၊ ဝိဟရတိ-၏၊ ဘိက္ခဝေ - တို့၊ ဘိက္ခုနော-
၏၊ ဗလသ္မိ-အားသည်၊ ဣဒံခေါ-ဤအရဟတ္တဖိုလ်သာလျှင်တည်း။

(တစ်နည်း) ဗလသ္မိ-ကို၊ သာဓေတဗ္ဗေ- သော်၊ ဣဒံခေါ- ကိုသာလျှင်၊
ဣစ္ဆိတဗ္ဗိ-အပ်၏၊ တသ္မာ-ထိုသို့ အားကို ပြီးစေအပ်သည်ရှိသော် အရဟတ္တဖိုလ်
ကို အလိဂ္ဂိအပ်သည်၏ အဖြစ်ကြောင့်၊ ဗလေန- ဖြင့်၊ ဝဇ္ဇိတုကာမေဟိ - ကုန်
သော၊ တုမေဟိ - တို့သည်၊ အရဟတ္တပတ္တိယာ - အရဟတ္တဖိုလ်သို့ ရောက်ခြင်း
ငှာ၊ ယောဂေါ- အားထုတ်ခြင်းကို၊ ကရဏိယော-ပြုအပ်၏၊ ဘိက္ခဝေ-တို့၊
မာရဗလံ-ဒေဝပုတ္တမာရ်၊ မစ္စုမာရ်၊ ကိလေသမာရ်တို့၏အားကို၊ ဒုပ္ပသဟံယထာ-
ဆင်းရဲသဖြင့် လှမ်းမိုးအပ်သကဲ့သို့၊ ဝါ-လှမ်းမိုးခြင်းငှာ ခဲယဉ်းသကဲ့သို့၊ ဝါ-
လှမ်းမိုးနိုင်ခဲသကဲ့သို့၊ ဘိက္ခဝေ - တို့၊ ဧဝံ-ဤ အတူ၊ ယံဗလံ-အကြင်အားကို၊
ဒုပ္ပသဟံ-အပ်၏၊ အညံ-သုံးပါးသော မာရ်တို့၏ အားမှတစ်ပါးသော၊ တံ ကေ
ဗလံပိ-ထိုတစ်စုံတစ်ခုသော အားကိုလည်း၊ အပ္ပဋ္ဌိဟတေန-အပိတ်အပင် အဆီး
အတား အကန့်အကွက် အနှောင့်အယှက် မရှိသော၊ သဗ္ဗညုတညာဏစက္ခုနာ-
သဗ္ဗညုတ ဉာဏ်တည်းဟူသော မျက်လုံးတော်ဖြင့်၊ သမနုပဿန္တောပိ-ကောဇ်း
စူးစူး အဖန်ဖန် ကြည့်ရှုတော်မူပါသော်လည်း၊ န သမနုပဿာမိ-မြင်တော် မမူ၊
တမ္ပိဗလံ-ထို သုံးပါးသော မာရဗလကိုလည်း၊ ဣဒမေဝ အရဟတ္တဖလံ-သည်
သာလျှင်၊ ပသဟတိ-လှမ်းမိုးနိုင်၏၊ တသ္မာ-ထိုသုံးပါးသောမာရဗလကိုလည်း
အရဟတ္တဖိုလ်၏သာလျှင် လှမ်းမိုးနိုင်သည်၏ အဖြစ်ကြောင့်၊ ဧတ္ထေဝ ဧတသ္မိ-
ဝေ အရဟတ္တဖလေ-၌သာလျှင်၊ ယောဂေါ-အားထုတ်ခြင်းကို၊ ကရဏိယော-
အပ်၏၊ (ပါဠိတော်၌ တိုက်ရိုက် မပါမရှိသော ပါဠိများကား အဋ္ဌကထာမှ
ဆောင်၍ ဖောဇနာအပ်သော ပါဠိများတည်း။)

ဘိက္ခဝေ-တို့၊ ကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့ကို၊ သမာဒါနယေတု-
ကြောင့်၊ ဧဝံ-သို့၊ ဣဒံပညံ-ဤလောကုတ္တရာကောင်းမှု၊ လောကုတ္တရာကောင်း
မှု၏ အကျိုးသည်၊ ပဝဇ္ဇတိ-တိုးပွား၏၊ ဣတိ-သို့၊ အဝေါစ-မူပြီ၊ ဘဂဝါ-
သည်၊ ဣဒံသုတ္တံ-ဤစက္ကဝတ္တိသုတ်ကို၊ အဝေါစ-မူပြီ။

တေဘိက္ခု-တို့သည်၊ အတ္တမနာ-ကုန်သည်၊ ဟုတော-ကုန်၍၊ ဘဂဝတော-
၏၊ ဝါ-သည်၊ ဘာသိတံ-ဟောတော်မူအပ်သော စက္ကဝတ္တိသုတ်ကို၊ အဘိနန္ဒါ-
ဝမ်းမြောက်နှစ်သက် ရှင်အားတက်လျက် လက်ခံသိမ်းပိုက်ကြကုန်ပြီ၊ ဣတိဧဝံ-
သို့၊ သုတံ-အပ်ပါပြီ၊ ဣတိ-သို့၊ ဝိဿဇ္ဇေသိ-ပြီ၊ ဣတိ-ဤကား စက္ကဝတ္တိသုတ်
အပြီးတည်း။

ကတိယံ-သော၊ စက္ကဝတ္တိသုတ္တံ-သည်၊ နိဋ္ဌိတံ-ပြီ။

၄။ အဂ္ဂညသုတ္တ

ဝါသေဋ္ဌ ဘာရဒ္ဒါဇ

၁၁၁။ ။ ပ။ ကေ-သော၊ သံမယံ-၌၊ ဘဂဝါ-သည်၊ သာဝတ္ထိယံ-၌၊ ပုဗ္ဗာရာမေ-ပုဗ္ဗာရုံကျောင်းတော်၌၊ ဝါ-မြို့ရှေ့ကျောင်းတော်၌၊ မိဂါရမာတု-မိဂါရသေဋ္ဌေး၏ အမိဖြစ်သော ဝိသာခါ၏၊ ဝါ-မိဂါရသေဋ္ဌေး၏ အမိအရာ၌ ထားအပ်သော ဝိသာခါ၏၊ ပါသာဒေ-ပြာသာဒ်၌၊ ဝိဟရတိ-မူ၏၊ တေန ခေါ ပန သမယေန-မြတ်စွာဘုရား၏ သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်ဝယ် နေတော်မူရာ ထိုအခါ၌၊ ဝါသေဋ္ဌဘာရဒ္ဒါဇ-ဝါသေဋ္ဌသာမဏေ၊ ဘာရဒ္ဒါဇ သာမဏေတို့သည်၊ ဘိက္ခုဘာဝံ-ရဟန်း၏အဖြစ်ကို၊ အာကင်္ခမာနာ-တောင့်တကြကုန်သည်၊ ဟုတုာ-ကုန်၍၊ ဘိက္ခုသု တို့၌၊ ပရိဝသန္တိ-နေကြကုန်၏၊ အထ တသ္မိံ ကာလေ-နေကြရာ ထိုအခါ၌၊ ဘဂဝါ-သည်၊ သာယနသမယံ-နေ၏ နောက်ဆုံးဖြစ်သော အခါ၌၊ ဝါ-ညနေချမ်း အခါ၌၊ ပဋိသလ္လာနာ-အာရုံ များစွာ ဖဲကြည့်ခွာ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်း ငြိကပ်တော်မူရာမှ၊ ဝုဋ္ဌိတော-ထတော်မူသည်၊ ဟုတုာ-၍၊ ပါသာဒါ-မှ၊ ဩရောဟိတုာ-သက်ဆင်း တော်မူ၍၊ ပါသာဒ ပစ္စာယာယံ-ပြာသာဒ် နောက်ဆွယ် ရိပ်၌၊ (တစ်နည်း) ပါသာဒပစ္စာယာယံ-ပြာသာဒ်ရိပ်၌၊ အပ္ပောကာသေ-လွင်တီးခေါင်၌၊ စင်္ကမတိ-စင်္ကြံ ကြွတော်မူ၏။

၁၁၂။ ။ ဝါသေဋ္ဌေ-ဝါသေဋ္ဌ သာမဏေသည်၊ သာယနသမယံ-၌၊ ပဋိ သလ္လာနာ-မှ၊ ဝုဋ္ဌိတံ-သော၊ ပါသာဒါ-မှ၊ ဩရောဟိတုာ-မူ၍၊ ပါသာဒ- ပစ္စာယာယံ-၌၊ အပ္ပောကာသေ-၌၊ စင်္ကမန္တံ-သော၊ ဘာဒန္တံ-ကို၊ အဒ္ဓသာ- မြင်ရပြီ၊ (တစ်နည်း) အဒ္ဓသာခေါ-သည်သာ၊ သာယနသမယံ-၌၊ ပဋိသလ္လာ နာ-မှ၊ ဝုဋ္ဌိတံ-သော၊ ပါသာဒါ-မှ၊ ဩရောဟိတုာ-မူ၍၊ ပါသာဒပစ္စာယာယံ- ၌၊ အပ္ပောကာသေ-၌၊ စင်္ကမန္တံ-မူသော၊ ဘဂဝန္တံ-ကို၊ ဒိသာန-မြင်ရ၍၊ ဝါ-သော၊ ဘာရဒ္ဒါဇ-ဘာရဒ္ဒါဇသာမဏေကို၊ အာမန္တေသိ-ပြီ၊ ကိ-သိ၊ အာမန္တေသိ-နည်း၊ အာဝုသောဘာရဒ္ဒါဇ-ဝါရှင်ဘာရဒ္ဒါဇ၊ အယံ ဘဂဝါ- သည်၊ သာယနသမယံ-၌၊ ပဋိသလ္လာနာ-မှ၊ ဝုဋ္ဌိတော-သည်၊ ဟုတုာ-မူ၍၊ ပါသာဒါ-မှ၊ ဩရောဟိတုာ-မူ၍၊ ပါသာဒပစ္စာယာယံ-၌၊ အပ္ပောကာသေ- ၌၊ စင်္ကမတိ-မူ၏၊ အာဝုသော ဘာရဒ္ဒါဇ-ဇ၊ တံ-သည်၊ အာ-လာ လိုက်ခဲ့ လော့၊ မယံ-တို့သည်၊ ယာမ-သွားကြကုန်စို့၊ ယေန ဌာနေန-၌၊ ဘဂဝါ- သည်၊ အတ္ထိ-မူ၏၊ တေနဌာနေန-သို့၊ ဥပသက်မိသာမ-ကုန်စို့၊ မယံ-တို့သည်။

ဘဂဝတော-၏၊ သန္တိကာ-မှ၊ (တစ်နည်း) သမ္မုခါ-မျက်မှောက်တော်၌၊
 ဓမ္မိ-တဆူးရှိသော၊ ကထံ-ကို၊ သဝနာယ-နာကြားခြင်းငှာ၊ အပေဇနာမ-
 လဘေယျာမ-အကယ်၍ ရကြကုန်ငြားအံ့လည်း မသိ၊ ဝါ-ရကြကုန်မူလည်း
 ရကြကုန်တန်ရာ၏၊ ဣတိ-သို့၊ အာမန္တေသိ-ပြီ၊ ဧဝံ-သို့၊ ဝုတ္တေ-ဝါသေဠက
 ပြောဆိုအပ်သည်ရှိသော်၊ ဘာရဒ္ဒါဇော-သည်၊ အာဝုသော-ဝါရှင်၊ ဧဝံ-ပါပြီ၊
 ဣတိ ခေါ-သို့သာလျှင်၊ ဝါသေဠသ-အား၊ ပစ္စယောသိ-ပြီ။

၁၁၃။ အထပစ္စာ-တိုင်ပင်နှီးနှော ပြောဆိုကြပြီးရာ ကာလမှ နောက်၌၊
 ဝါသေဠဘာရဒ္ဒါဇော-တို့သည်၊ ယေနဌာနေန-၌၊ ဘဂဝါ-သည်၊ အတ္ထိ-မူ၏၊
 မနာနဌာနေန-သို့၊ ဥပသကမိံ သု-ကုန်၏၊ ဥပသကမိံတွာ-ကုန်ပြီး၍၊ ဘဂဝန္တိ-
 ကံ၊ အဘိဝါဒေတွာ-ကုန်ပြီး၍၊ စကမန္တိ-မူသော၊ ဘဂဝန္တိ-သို့၊ အနုဇကမိံ သု-
 အတုလိက်၍ စကြံသွားကြကုန်ပြီ၊ အထတသ္မိံ ကာလေ-အတုလိက်၍ စကြံသွား
 ကြရာ ထိုအခါ၌၊ ဘဂဝါ-သည်၊ ဝါသေဠ-ကို၊ အာမန္တေသိ-ပြီ၊ ကိံ-သို့၊
 အာမန္တေသိ-နည်း၊ ဝါသေဠ-ဝါသေဠ၊ တုမေ-တို့သည်၊ ပြာဟ္မဏဇစ္စာ-
 ပုဏ္ဏားဇာတ်ရှိကြကုန်သည်၊ ပြာဟ္မဏကုလိနာ-ပုဏ္ဏားတို့၌ မြတ်သောအမျိုး ရှိ
 ကြကုန်သည်၊ ဝါ-ပုဏ္ဏားတို့တွင် မြတ်သောအမျိုးရှိကြကုန်သည်၊ ပြာဟ္မဏ-
 ကုလာ-ပုဏ္ဏားမျိုးမှ၊ နိက္ခမ္မ-ကုန်၍၊ အဂါရသွာ-မှ၊ နိက္ခမ္မ-ကုန်၍၊ အနဂါရိယံ-
 သို့၊ ဝါ-ကို၊ ပဗ္ဗဇိတာ-ကပ်ရောက်ကြကုန်သည်၊ ဝါ-ကျင့်ကြကုန်သည်၊ အတ္ထ-
 ဖြစ်ကြကုန်၏၊ ဝါသေဠ-ဌ၊ ကစ္စိ-အသို့နည်း၊ ဝေါ-တို့ကို၊ ပြာဟ္မဏာ-တို့သည်၊
 နအက္ကောသန္တိ-ဆယ်ပါးသော အက္ကောသဝတ္ထုတို့ဖြင့် မဆဲရေးကြကုန်၏လော၊
 ဝါ-ဆယ်ပါးသော အက္ကောသဝတ္ထုတို့ဖြင့် မဆဲရေးဘဲ ရှိကြကုန်၏လော၊
 နပရိဘာသန္တိ-မရေရွတ်ကြကုန်၏လော၊ ဝါ-မရေရွတ်ဘဲရှိကြကုန်၏လော၊ ဝါ-
 လွမ်းမိုး၍ မပြောဆိုကြကုန်၏လော၊ ဝါ-လွမ်းမိုး၍ မပြောဆိုဘဲ ရှိကြကုန်၏
 လော၊ ဣတိ- သို့၊ အာမန္တေသိ-မူပြီ။

ဧဝံ-သို့၊ ဝုတ္တေ-မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်၊ ဝါသေဠာ-
 သည်၊ ဘဂဝန္တိ-ကို၊ တေဝစနံ ကို၊ အဝေါစ-ပြီ၊ ကိံ- သို့၊ အဝေါစ-နည်း၊
 ဘန္တေ- ဘုရား၊ တတ္ထ - စင်စစ်ကေန အမှန်အားဖြင့်၊ နော - အကျွန်ုပ်တို့ကို၊
 ပြာဟ္မဏာ-တို့သည်၊ အက္ကောသန္တိ - ပါကုန်၏၊ အတ္တရူပါယ- မိမိအလိုအား
 လျော်သော၊ ပရိပုဏ္ဏာယ- ပြည့်စုံသော၊ ဝါ-ပြည့်စုံသော မုဒ်ဗျည်း ရှိသော၊
 နောအပရိပုဏ္ဏာယ- မပြည့်စုံသည်မဟုတ်သော၊ ပရိဘာသာယ-လွမ်းမိုး၍ ပြော
 ဆိုခြင်းဖြင့်၊ ပရိဘာသန္တိ-ပါကုန်၏၊ ဣတိ- သို့၊ အဝေါစ- ဝါသေဠသာမဏေ
 က လျှောက်ပြီ၊ ဝါသေဠ- ဌ၊ ကထံပန- အဘယ်သို့သာလျှင်၊ ဝါ- အဘယ်ပုံ
 သာလျှင်၊ ဝါ- အဘယ်သို့သော အပြားအားဖြင့် သာလျှင်၊ ဝေါ- တို့ကို၊

ပြာဟ္မဏာ-တို့သည်၊ အက္ခောသန္တိ- ကုန်သနည်း၊ အတ္တရူပါယ - သော၊ ပရိ-
 ပုဏ္ဏာယ- သော၊ နောအပရိပုဏ္ဏာယ - သော၊ ပရိဘာသာယ - ဖြင့်၊ ပရိ-
 ဘာသန္တိ-ကုန်သနည်း၊ ယထာ-အကြင်သို့သောအခြင်းအရာအားဖြင့်၊ အာရော-
 စိယမာနေ- လျှောက်ထားအပ်သည်ရှိသော်၊ အဟံ - သည်၊ အာဇာနာမိ - သိ
 တော်မူ၏၊ တထာ-ထိုငါတုရားသိတော်မူနိုင်လောက်သောအခြင်းအရာအားဖြင့်၊
 တံ-သည်၊ အာရောစေဟိ-လျှောက်ထားစမ်းလော့၊ ဣတိ-သို့၊ အဝေါစ-မူပြန်
 ပြီ၊ ဘန္တေ-ဘုရား၊ ပြာဟ္မဏာ-တို့သည်၊ ဝေ-သို့၊ အာဟံသု- ပါကုန်၏၊ ကိ-သို့၊
 အာဟံသု-ကုန်သနည်း၊ ပြာဟ္မဏောဝ - ပုဏ္ဏားသားလျှင် ဖြစ်သော၊ ဝဏ္ဏော -
 အမျိုးသည်၊ သေဋ္ဌော - မြတ်၏၊ အညေ - ပုဏ္ဏားမျိုးမှ တစ်ပါးကုန်သော၊
 ဝဏ္ဏော - အမျိုးတို့သည်၊ ဟိနာ- ယုတ်ညံ့ အောက်ကျကုန်၏၊ ပြာဟ္မဏောဝ-
 ပုဏ္ဏားသာလျှင်ဖြစ်သော၊ ဝဏ္ဏော-သည်၊ သုက္ကော-ဖြူစင်၏၊ ဝါ-ဖြူစင်သော
 ဇာတ်ရှိ၏၊ အညေ-ပုဏ္ဏားမျိုးမှ တစ်ပါးကုန်သော၊ ဝဏ္ဏော-တို့သည်၊ ကဏ္ဍာ-
 မည်းနက်ကုန်၏၊ ဝါ- မည်းနက်သောဇာတ်ရှိကုန်၏၊ ပြာဟ္မဏောဝ - တို့သည်
 သာလျှင်၊ သုဇ္ဈန္တိ - ဇာတ်နှင့်ဆက်သွယ် ကဲ့ရဲ့ဖွယ်မှ စင်ကြယ်ကြပေကုန်၏၊ ဝါ-
 သံသရာနယ် ကျင်လည်ဖွယ်မှ စင်ကြယ်ကြပေကုန်၏၊ အပြာဟ္မဏာ-ပုဏ္ဏားမျိုးမှ
 တစ်ပါးကုန်သော ပုဂ္ဂိုလ်တို့သည်၊ နောသုဇ္ဈန္တိ-ကုန်၊ ပြာဟ္မဏောဝ-တို့သည်
 သာလျှင်၊ ဗြဟ္မုနော - မဟာဗြဟ္မာ၏၊ ဩရသာ - ရင်၌ဖြစ်ကုန်သော၊ ဝါ-
 ရင်၌နေကြကုန်သော၊ ဝါ-ရင်၌ကြီးပွားကုန်သော၊ မုခတော-ခံတွင်းမှ၊ ဝါ-
 ခံတွင်းမှဖြစ်သော ဗေဒင်မှ၊ ဇာတာ-ဖြစ်ကြကုန်သော၊ ဗြဟ္မဇာ-မဟာဗြဟ္မာမှ
 ဖြစ်ကြကုန်သော၊ ဗြဟ္မနိမ္မိတာ-မဟာဗြဟ္မာသည် ဖန်ဆင်းအပ်ကုန်သော၊ ဗြဟ္မ-
 ဒါယာဒါ-မဟာဗြဟ္မာသည် ပေးအပ်သော ဝေဒ ဝေဒင် အစရှိသော အဓမ္မ
 အနှစ်ကို ခံယူနိုင်ကုန်သော၊ ပုဏ္ဏာ- သားတော်တို့ပေတည်း၊ တေတုဓမ္မ - ထို
 သင်တို့သည်၊ သေဋ္ဌံ-မြတ်သော၊ ဝဏ္ဏံ-ပုဏ္ဏားမျိုးကို၊ ဟိတွာ- စွန့်ကြကုန်၍၊
 ဝါ-ကြဉ်ကြကုန်၍၊ ဟိနံ-ယုတ်ညံ့အောက်ကျသော၊ ဝဏ္ဏံ- သူဆင်းရဲမျိုးသို့၊
 အဇ္ဈပဂတာ - ကပ်ရောက်ကြကုန်သည်၊ အတ္ထ-ကုန်၏၊ မဏ္ဍကေ - ယုတ်ညံ့
 အောက်ကျသော ဦးပြည်းဖြစ်ကုန်သော၊ ဝါ-ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သောဦးပြည်း
 ဖြစ်ကုန်သော၊ ဝါ-အချက်မဟုတ် အပျက်ယုတ်ကြောင့် စက်ဆုပ်အပ်သော
 ဦးပြည်းဖြစ်ကုန်သော၊ ဣဗ္ဗေ-ဆင်၏ပယောဂနှင့်တူသော ပယောဂ ရှိကြကုန်
 သော၊ ဝါ-သူဆင်းရဲမျှသာ ဖြစ်ကုန်သော၊ ဝါ- တစ်အိမ်ရှင်မျှသာ ဖြစ်ကုန်
 သော၊ ကဏ္ဍေ- မည်းနက်ကုန်သော၊ ဝါ-မည်းနက်သောဇာတ် ရှိကုန်သော၊
 ဗန္ဓု-မာရ်မင်း၏ အဆွေခင်ပွန်းဖြစ်ကြကုန်သော၊ ပါဒါပစ္စေ-မဟာဗြဟ္မာ၏
 ခြေဖမိုး၏သားဖြစ်ကုန်သော၊ ဝါ-ဗြဟ္မာ၏ခြေမှ ဖြစ်ကုန်သော၊ သမဏကေ-
 ရဟန်းတုရဟန်း၊ ယောဝင် ရဟန်းကြောင့် ရဟန်းယုတ် ရဟန်းစုတ်ရဟန်းနုတ်တို့သို့၊
 အဇ္ဈပဂတာ-ချဉ်းကပ်ကြကုန်သည်၊ အတ္ထ- ကုန်၏၊ (ယဒိဒံ သဒ္ဓါ နိပါတံ

၉

မျှသာ။) တုမေ-တို့သည်၊ သေဋ္ဌ-သော၊ ဝဏ္ဏ-ကို၊ ဟိတု-ကုန်၍၊ ဟိနံ-သော၊ ဝဏ္ဏ-သို့၊ အဇ္ဈပဂတာ-ကုန်သည်၊ ယံအတ္ထ - အကြင် ဖြစ်ကုန်၏၊ မုဏ္ဍကေ-ကုန်သော၊ ဣဗ္ဗေ-ကုန်သော၊ ကဏှေ-ကုန်သော၊ ဗန္ဓု-ကုန်သော၊ ပါဒါပစ္စေ-ကုန်သော၊ သမဏကေ-တို့သို့၊ အဇ္ဈပဂမနံ-ကုန်သည်၊ ယံအတ္ထ-ကုန်၏၊ တယိဒံ-တံဏှဒံ အဇ္ဈပဂမနံ-ထိုချဉ်းကပ်ကြခြင်းသည်၊ နသာဓု - မကောင်း၊ တယိဒံ-တံဏှဒံ အဇ္ဈပဂမနံ-သည်၊ နပုတိရူပံ-မသင့်လျော်၊ ဣတိဇံ-သို့၊ အာဟံသု-ပါကုန်၏၊ ဘန္ဓေ-ဘုရား၊ ဇံခေါ-ဤသို့သာလျှင်၊ ဝါ-ဤပုံသာလျှင်၊ ဝါ-ဤသို့သော အပြားအားဖြင့်သာလျှင်၊ ပြာဟ္မဏာ-တို့သည်၊ နော-တို့ကို၊ အက္ခော-သန္တိ-ပါကုန်၏၊ အတ္တရူပါယ-သော၊ ပရိပုဏ္ဏာယ-သော၊ နောအပရိပုဏ္ဏာယ-ဇော၊ ပရိဘာသာယ-ဖြင့်၊ ပရိဘာသန္တိ-ပါကုန်၏၊ ဣတိ-သို့၊ အဝေါဝ-ဝါသေဋ္ဌသာမဏေက လျှောက်ပြီ။

၁၁၄။ ဝါသေဋ္ဌ-ဋ္ဌ၊ တဏှ-အားဖြင့်၊ ဝေါ-တို့၏၊ ပြာဟ္မဏာ-တို့သည်၊ ပေါရာဏံ-ရှေး၌ဖြစ်သော၊ အဂ္ဂညံ-အဂ္ဂညကို၊ ဝါ-လောက၌ အစဟူ၍ သိအပ်သော လောကပညတ်ကို၊ ဝါ-လောက၏ဖြစ်ရာအခါ၌ ဤတရားကား လောက၏ အစဟူ၍ သိအပ် သိသင့် သိထိုက်သော လောကပညတ်ကို၊ အဿရန္တာ-မအောက်မေ့နိုင်ကြကုန်သည်၊ ဝါ-မအောက်မေ့မိကြကုန်သည်၊ ဝါ- အမှတ်မရကြကုန်သည်၊ ဟုတု-ဖြစ်ကုန်၍၊ ဇံ-သို့၊ အာဟံသု-ပြောဆိုမိကြကုန်၏၊ ကိ-သို့၊ အာဟံသု-နည်း၊ ပြာဟ္မဏောဝ-သော၊ ဝဏ္ဏော-သည်၊ သေဋ္ဌော-၏၊ အညေ-ကုန်သော၊ ဝဏ္ဏာ-တို့သည်၊ ဟိနာ-ကုန်၏၊ ပြာဟ္မဏောဝ-သော၊ ဝဏ္ဏော-သည်၊ သုက္ကော-၏၊ အညေ-ကုန်သော၊ ဝဏ္ဏာ-တို့သည်၊ ကဏှာ-ကုန်၏၊ ပြာဟ္မဏောဝ-တို့သည်သာလျှင်၊ သုဇ္ဈန္တိ-ကုန်၏၊ အပြာဟ္မဏာ-တို့သည်၊ နောသုဇ္ဈန္တိ-ကုန်၊ ပြာဟ္မဏောဝ-တို့သည်သာလျှင်၊ ပြဟ္မု-နော-၏၊ ဩရသာ-ကုန်သော၊ မုခတော-မှ၊ ဇာတာ-ကုန်သော၊ ပြဟ္မဇာ- ကုန်သော၊ ပြဟ္မနိမ္မိ-တာ-ကုန်သော၊ ပြဟ္မဒါယာဒါ - ကုန်သော၊ ပုတ္တာ- တို့ပေတည်း၊ ဣတိဇံ-သို့၊ အာဟံသုပိ- ကုန်၏၊ ဝါသေဋ္ဌ-ဋ္ဌ၊ ပြာဟ္မဏာနံ-တို့၏၊ ဥတုနိယော- ဖြစ်သော ဥတုပန်း ရှိကြကုန်သော၊ ဝါ-ဥတုပန်းပွင့်ကြကုန်သော၊ ပြာဟ္မဏိယောပိ-ပုဏ္ဏားမတို့ သည်လည်းကောင်း၊ ဝါ- တို့ကို လည်းကောင်း၊ ဝဗ္ဗိနိယော-ကိုယ်ဝန်ရှိကြကုန်သော၊ ဝါ-ကိုယ်ဝန်ဆောင်ကြကုန်သော၊ ပြာဟ္မဏိယောပိ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဝိဇာယမာနာ-သားဖွားကြကုန်သော၊ ပြာဟ္မဏိယောပိ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ပါယမာနာ - နို့ စို့ စေဆဲ ဖြစ်ကုန်သော၊ ဝါ-နို့ တိုက်ဆဲဖြစ်ကုန်သော၊ ပြာဟ္မဏိယောပိ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဒိဿန္တိခေါပန-ထင်ကုန်သည်သာ၊ ဝါ - မြင်အပ်ကုန်သည်သာ၊ တေစပြာဟ္မဏာ-တို့သည်လည်း။

ပြာဟ္မဏိနံ ပုဏ္ဏားမတို့၏၊ ယောနိဇာဝ - ယောနိဖြင့် ဖြစ်ကြကုန်သည်သာလျှင်၊
 ဝါ-ပဿာဝမဂ်ဖြင့် ဖြစ်ကြကုန်သည်သာလျှင်၊ သမာနာ-ဖြစ်ကြကုန်လျက်၊ ဝေ-
 သို့၊ အာဟံသု - ပြောဆိုကြကုန်ဘိ၏၊ ကိ - သို့၊ အာဟံသု - နည်း၊ ပြာဟ္မ-
 ဏောဝ - သော၊ ဝဏ္ဏော - သည်၊ သေဋ္ဌော-၏၊ အညေ-ကုန်သော၊ ဝဏ္ဏာ-
 တို့သည်၊ ဟိနာ-ကုန်၏၊ ပြာဟ္မဏောဝ-သော၊ ဝဏ္ဏော-သည်၊ သုက္ကော-၏၊
 အညေ-ကုန်သော၊ ဝဏ္ဏာ-တို့သည်၊ ကဏှာ- ကုန်၏၊ ပြာဟ္မဏာဝ- တို့သည်
 သာလျှင်၊ သုဇ္ဈန္တိ-ကုန်၏၊ အပြာဟ္မဏာ-တို့သည်၊ နောသုဇ္ဈန္တိ-ကုန်၊ ပြာဟ္မ-
 ဏာဝ-တို့သည်သာလျှင်၊ ပြဟ္မုနော-၏၊ သြရသာ-ကုန်သော၊ မုခတော-မှ၊
 ဇာတာ-ကုန်သော၊ ပြဟ္မုဇာ-ကုန်သော၊ ပြဟ္မုနိမ္မိတာ-ကုန်သော၊ ပြဟ္မု-
 ဒါယာဒါ-ကုန်သော၊ ပြဟ္မုနော- ၏၊ ပုတ္တာ - တို့ပေတည်း၊ ဣတိဝေ-သို့၊
 အာဟံသု-ကုန်ဘိ၏၊ တောစပြာဟ္မဏာ-တို့သည်လည်း၊ ပြဟ္မာနုစေဝ- ပြဟ္မာကို
 လည်း၊ အပ္ပာစိက္ခန္တိ-လှမ်းမိုး၍ ပြောဆိုကြကုန်၏၊ ဝါ - ကဲ့ရဲ့စွပ်စွဲကြကုန်၏၊
 မုသာစ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားကိုလည်း၊ ဘာသန္တိ-
 ပြောဆိုကြကုန်၏၊ ဗဟံ-များစွာသော၊ အပုညဉ္စ-မကောင်းမှုကိုလည်း၊ မသ-
 ဝန္တိ-ပွားစေကြကုန်၏။

စတုဝဏ္ဏသဒ္ဓိ

၁၁၅။ ဝါသေဋ္ဌ-ဋ္ဌ၊ ဝဏ္ဏာ-မရောမယုက်သောအားဖြင့် ထားအပ်သော
 အမျိုးတို့သည်၊ ခတ္တိယာ-မင်းမျိုးတို့လည်းကောင်း၊ ပြာဟ္မဏာ-ပုဏ္ဏားမျိုးတို့
 လည်းကောင်း၊ ဝေသာ-အသည်မျိုးတို့လည်းကောင်း၊ ဝါ-ကုန်သည်မျိုးတို့
 လည်းကောင်း၊ သုဒ္ဓါ-သူဆင်းရဲမျိုးတို့လည်းကောင်း၊ ဣတိဣမေစတ္တာရော-
 ဤလေးပါးတို့ပေတည်း၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဣဇ္ဇမသ္မိ^၁လောကေ-ဋ္ဌ၊ ကေဇ္ဇော-
 သော၊ ခတ္တိယောပိ-မင်းသည်လည်း၊ ဝါ-မင်းဇာတ် ရှိသော သူသည်လည်း၊
 ဝါ-မင်းမျိုးသည်လည်း၊ ပါဏာတိပါတီ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထ
 အားဖြင့် ဇီဝိတိန္ဒြေကို ဓားလက်နက်တို့ဖြင့် လှမ်းမိုး၍ ချခြင်းအလေ့ရှိသည်၊
 ဟောတိ- ၏၊ အဒိန္နာဒါယိ - အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော
 လူဇာတ်ရှိသော တစ်ပါးသောသူ၏ ဥစ္စာကို ခိုးယူလေ့ ရှိသည်၊ ဟောတိ- ၏၊
 ကာမေသုမိစ္ဆာစာရီ - ဝတ္ထုကာမတို့၌ ကိလေသာ ကံဘိမ၏ အစွမ်းအားဖြင့်
 မှားမှားယွင်းယွင်း ကျင့်ခြင်းအလေ့ရှိသည်၊ ဟောတိ-၏၊ မုသာဝါဒီ-ချွတ်ယွင်း
 ဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေခြင်း
 အလေ့ရှိသည်၊ ဟောတိ -၏၊ ပိသုဏဝါစော - မိမိကို ချစ်အပ်သည်၏အဖြစ်
 ကို ပြုတတ်၊ တစ်ပါးသော သူကို ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည်ကို
 ပြုတတ်သော စကားကို ပြောဆိုတတ်သည်၊ ဟောတိ-၏၊ ဖရုသ ဝါစော-မိမိ
 သူတစ်ပါး နှစ်ဦးသားကို လှသွားကဲ့သို့ ကြမ်းတမ်းစေတတ်သော စကားကို

ပြောဆိုတတ်သည်။ ဟောတိ-၏။ သမ္ပပ္ပလာပီ-မိမိသုတတ်ပါးနှစ်ဦးသား၏ စီးပွား
ချမ်းသာအဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော အကျိုးမဲ့၊ အနက်မဲ့စကားကို
ပြောဆိုတတ်သည်။ ဟောတိ-၏။ အဘိဇ္ဈာလ- များသော အဘိဇ္ဈာ ရှိသည်။
ဟောတိ-၏။ ဗျာပန္နစိတ္တော-ဒေါသ၏ အစွမ်းအားဖြင့် ဖောက်ပြန်ခြင်းသို့
ရောက်သော စိတ်ရှိသည်။ ဟောတိ-၏။ မိစ္ဆာဒိဋ္ဌိ-ချွတ်ယွင်းဖောက်ပြန် မဟုတ်
မမှန်သော အယူရှိသည်။ ဟောတိ-၏။ ဝါသေဋ္ဌ-ဋ္ဌ၊ ဣတိခေါ-ဤသို့သာလျှင်၊
ဝါ-ဤပုံသာလျှင်၊ ဝါ-ဤသို့သော အပြားအားဖြင့် သာလျှင်၊ အကုသလာ-
အကုသိုလ်ဖြစ်ကုန်သော၊ အကုသလသင်္ခါတာ-အကုသိုလ်ဟု ဆိုအပ်ကုန်သော၊
ဝါ-အကုသိုလ်ဟု ရေတွက်အပ်ကုန်သော၊ ဝါ-အကုသိုလ် အဖို့အစု ဖြစ်ကုန်
သော၊ သာဝဇ္ဇာ- အပြစ်နှင့်တကွ ဖြစ်ကုန်သော၊ ဝါ-အပြစ် ရှိကုန်သော၊
သာဝဇ္ဇသင်္ခါတာ-အပြစ်ရှိ၏ဟု ဆိုအပ်ကုန်သော၊ ဝါ-အပြစ်ရှိ၏ဟု ရေတွက်
အပ်ကုန်သော၊ ဝါ-အပြစ်ရှိသော အဖို့အစု ဖြစ်ကုန်သော၊ အသေဝိတဗ္ဗာ-
မမှီဝဲအပ်၊ မမှီဝဲသင့်၊ မမှီဝဲထိုက်ကုန်သော၊ အသေဝိတဗ္ဗသင်္ခါတာ-မမှီဝဲထိုက်
သောတရားဟု ဆိုအပ်ကုန်သော၊ ဝါ-မမှီဝဲထိုက်သောတရားဟု ရေတွက်အပ်
ကုန်သော၊ ဝါ-မမှီဝဲထိုက်သော အဖို့အစု ဖြစ်ကုန်သော၊ န အလမရိယာ-
အရိယာ၏အဖြစ်၌ မစွမ်းနိုင်ကုန်သော၊ ဝါ-အရိယာ၏အဖြစ်ကို ပြုခြင်းငှာ
မစွမ်းနိုင်ကုန်သော၊ န အလမရိယသင်္ခါတာ-အရိယာ၏အဖြစ်၌ မစွမ်းနိုင်ဟု
ရေတွက်အပ်ကုန်သော၊ ဝါ-အရိယာအဖြစ်၌ မစွမ်းနိုင်သော အဖို့အစုဖြစ်ကုန်
သော၊ ကဏှာ-မည်းနက်ကုန်သော၊ ကဏှဝိပါကာ-မည်းနက်သော အကျိုးရှိ
ကုန်သော၊ ဝိညဂရဟိတာ-ပညာရှိသော ပုဂ္ဂိုလ်တို့သည် ကဲ့ရဲ့အပ်ကုန်သော၊
ယေမေ ယေ ဣမေ စမ္မာ-အကြင် တရားတို့သည်၊ သန္တိ-ကျန်၏၊ ဝါသေဋ္ဌ-ဋ္ဌ၊
တေ ဓမ္မာ-တို့သည်၊ ဝါ-တို့ကို၊ ဣဓ ဣမသ္မိ လောကေ-၌၊ ကေစွေ-သော၊
ခတ္ထိယေပိ-၌လည်း၊ သန္တိသန္တိ-ကောင်းစွာ ထင်ကုန်၏၊ ဝါ- ကောင်းစွာ
မြင်အပ်ကုန်၏။ (နောက်ဝါကျ ပေယျာလများကို အနက်မယောဇနာတော့ဘဲ
ပါဠိသက်သက်ဖြင့်သာ ဖော်ခဲ့တော့မည်။)

(ဗြာဟ္မဏောပိ ခေါ ဝါသေဋ္ဌ ဣဓ ကေစွေ ပါဏာတိပါတီ
ဟောတိ အဒိန္နာဒါယီ ကာမေသုမိစ္ဆာစာရိ မုသာခါဒီ ပိသုဏဝါစော
ဖရသဝါစော သမ္ပပ္ပလာပီ အဘိဇ္ဈာလ ဗျာပန္နစိတ္တော မိစ္ဆာဒိဋ္ဌိ။
ဣတိ ခေါ ဝါသေဋ္ဌ ယေ မေ ဓမ္မာ အကုသလာ အကုသလသင်္ခါတာ
သာဝဇ္ဇာ သာဝဇ္ဇသင်္ခါတာ အသေဝိတဗ္ဗာ အသေဝိတဗ္ဗသင်္ခါတာ
နအလမရိယာ နအလမရိယသင်္ခါတာ ကဏှာ ကဏှဝိပါကာ ဝိည-
ဂရဟိတာ၊ ဗြာဟ္မဏောပိ တေ ဝါသေဋ္ဌ ဣဓကေစွေ သန္တိသန္တိ။)

(နောက်ဝါကျ၌လည်း ဤအတူ ဖော်၍ ယောဇနာပါ။)

ဝေဿောပိ ခေါ စါသေဠု။ပ။ ဝါသေဠု-ဠု၊ ဣဓ ဣမသ္မိံ လောကေ-ဠု၊
 ကေစော-သော၊ သုဒ္ဓေပိ-သညလည်း၊ ပါဏာတိပါတိ-သည၊ ဟောတိ-၏၊
 အဒိန္နာဒါယိ-သည၊ ဟောတိ-၏၊ ကာမေသုမိစ္ဆာစာရီ- သည၊ ဟောတိ-၏၊
 မုသာဝါဒိ-သည၊ ဟောတိ-၏၊ ပိသုဏာဒါစော-သည၊ ဟောတိ-၏၊ ဖရုသ-
 ဝါစော-သည၊ ဟောတိ-၏၊ သမ္ပပုလ္လာပိ-သည၊ ဟောတိ-၏၊ အဘိဇ္ဈာလု-
 သည၊ ဟောတိ-၏၊ ပျာပန္နစိတ္တော-သည၊ ဟောတိ-၏၊ မိစ္ဆာဒိဋ္ဌိ-သည၊
 ဟောတိ-၏၊ ဝါသေဠု-ဠု၊ ဣတိ ခေါ-သ္မိသာလျှင်၊ အကုသလာ-ကုန်သော၊
 သာဝဇ္ဇာ-ကုန်သော၊ သာဝဇ္ဇသင်္ခါတာ-ကုန်သော၊ အသေဝိတဗ္ဗာ-ကုန်သော၊
 အသေဝိဗာဗ္ဗသင်္ခါတာ-ကုန်သော၊ နအလမရိယာ-ကုန်သော၊ နအလမရိယ-
 သင်္ခါတာ-ကုန်သော၊ ကဏှာ-ကုန်သော၊ ကဏှဝိပါကာ-ကုန်သော၊ ဝိညု-
 ဝရဟိတာ-ကုန်သော၊ ယေမေ ယေ ဣမေ ဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊
 ဝါသေဠု-ဠု၊ တေ ဓမ္မာ-တို့သည်၊ ဝါ-တို့ကို၊ ဣဓ ဣမသ္မိံ လောကေ-ဠု၊
 ကေစော-သော၊ သုဒ္ဓေပိ-သညလည်း၊ သန္တိသန္တိ-ကုန်၏၊ ဝါသေဠု-ဠု၊ ဣဓ
 ဣမသ္မိံ လောကေ-ဠု၊ ကေစော-သော၊ ခတ္တိယောပိ-သညလည်း၊ ပါဏာတိ-
 ပါတာ-မှ၊ ပဋိဝိရတော-အသီးသီးကင်းလျက် ရှောင်ကြဉ်သည်၊ ဟောတိ-၏၊
 အဒိန္နာဒါနာ-မှ၊ ပဋိဝိရတော-သည်၊ ဟောတိ-၏၊ ကာမေသုမိစ္ဆာစာရ-မှ၊
 ပဋိဝိရတော-သည်၊ ဟောတိ-၏၊ မုသာဝါဒါ-မှ၊ ပဋိဝိရတော-သည်၊ ဟောတိ-
 ၏၊ ပိသုဏာယ-သော၊ ဝါစာယ-မှ၊ ပဋိဝိရတော-သည်၊ ဟောတိ-၏၊ ဖရု-
 သာယ-သော၊ ဝါစာယ-မှ၊ ပဋိဝိရတော-သည်၊ ဟောတိ-၏၊ သမ္ပပုလ္လာပါ-မှ၊
 ပဋိဝိရတော-သည်၊ ဟောတိ-၏၊ အနဘိဇ္ဈာလု-သည်၊ ဟောတိ-၏၊ အပျာပန္န-
 စိတ္တော-သည်၊ ဟောတိ-၏၊ သမ္မာဒိဋ္ဌိ-သည်၊ ဟောတိ-၏၊ ဝါသေဠု-ဠု၊
 ဣတိ ခေါ-သ္မိသာလျှင်၊ ကုသလာ-ကုန်သော၊ ကုသလာသင်္ခါတာ-ကုန်သော၊
 အနဝဇ္ဇာ- အပြစ်မရှိကုန်သော၊ အနဝဇ္ဇသင်္ခါတာ-အပြစ်မရှိဟု ဆိုအပ်ကုန်
 သော၊ သေဝိတဗ္ဗာ-မှီဝဲထိုက်ကုန်သော၊ သေဝိဗာဗ္ဗသင်္ခါတာ-မှီဝဲထိုက်သော၊
 တဏှာယုဆိုအပ်ကုန်သော၊ အလမရိယာ-အရိယာ၏အဖြစ်၌ စွမ်းနိုင်ကုန်သော၊
 အလမရိယသင်္ခါတာ-အရိယာ၏အဖြစ်၌စွမ်းနိုင်၏ဟုဆိုအပ်ကုန်သော၊ သုက္ကာ-
 ဖြူစင်ကုန်သော၊ သုက္ကဝိပါကာ-ဖြူစင်သောအကျိုးရှိကုန်သော၊ ဝိညုပုသတ္တော-
 ယုသာရှိသောပုဂ္ဂိုလ်တို့သည် ချီးမွမ်းထိုက်ကုန်သော၊ ယေမေ ယေဣမေ ဓမ္မာ-
 တို့သည်၊ သန္တိ-ကုန်၏၊ ဝါသေဠု-ဠု၊ တေဓမ္မာ-တို့သည်၊ ဝါ-တို့ကို၊ ဣဓ-
 ဣမသ္မိံ လောကေ-ဠု၊ ကေစော-သော၊ ခတ္တိယေမိ-သညလည်း၊ သန္တိသန္တိ-ကောင်း
 စွာထင်ကုန်၏၊ ဝါ-ကောင်းစွာမြင်အပ်ကုန်၏၊ (နောက်နောက်ဝါကျ ပေ-
 ယျာလများကို ကဏှပက္ခ၌ ကဲ့သို့ပင် ဖော်၍ ယောဇနာရမည်၊ ထင်ရှားပေါ်
 လွင်လှပြီဖြစ်၍ မဖော်ခဲ့တော့လှတံ့။)

၉ ဝါသေဋ္ဌ-ဋ္ဌ၊ ပြာဟ္မဏောပိ-သည်လည်း။ ပ ။ ဝါသေဋ္ဌ-ဋ္ဌ၊ ဝေဿောပိ-သည်လည်း။ ပ။ ဝါသေဋ္ဌ-ဋ္ဌ၊ ဣဓ ဣမသ္မိံ လောကေ-ဋ္ဌ၊ ဧကဇ္ဇော-သော၊ သုဒ္ဓေါပိ-သည်လည်း။ ပါဏာတိပါတာ-မှ၊ ပဋိဝိရတော-သည်၊ ဟောတိ-၏၊ အဒိန္နာဒါနာ-မှ၊ ပဋိဝိရတော-သည်။ ပ။ အနဘိဇ္ဈာလု-သည်၊ ဟောတိ-၏၊ အဗျာပန္နစိတ္တော-သည်၊ ဟောတိ-၏၊ သမ္မာဒိဋ္ဌိ-သည်၊ ဟောတိ-၏၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဣတိခေါ-သာလျှင်၊ ကုသလာ-ကုန်သော၊ ကုသလာသင်္ခါတာ- ကုန်သော၊ အနဝဇ္ဇာ-ကုန်သော၊ အနဝဇ္ဇသင်္ခါတာ-ကုန်သော၊ သေဝိတဗျာ - ကုန်သော၊ သေဝိတဗျသင်္ခါတာ - ကုန်သော၊ အလမရိယာ-ကုန်သော၊ အလမရိယသင်္ခါတာ- ကုန်သော၊ သုက္ကာ-ကုန်သော၊ သုက္ကဝိပါကာ-ကုန်သော၊ ဝိညုပ္ပသတ္တာ- ကုန်သော၊ ယေမေ ယေဣမေမေမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊ တေမ္မာ-တို့သည်၊ ဣဓဣမသ္မိံ လောကေ-ဋ္ဌ၊ ဧကဇ္ဇော-သော၊ သုဒ္ဓေါပိ-ဋ္ဌလည်း။ သန္တိသန္တိ-ကုန်၏။

၁၁၆။ ဝါသေဋ္ဌ-ဋ္ဌ၊ စတုသု- လေးပါးကုန်သော၊ ဣမေသု ဝဏ္ဏေသု- ဤအမျိုးတို့၌၊ ကဏ္ဍသုက္ကေသု-အမည်းအဖြူ ဖြစ်ကုန်သော၊ ဝိညုဂရဟိတေသု- စေတ-ပညာရှိသောပုဂ္ဂိုလ်တို့သည် ကုရုံအပ်သည်လည်း ဖြစ်ကုန်သော၊ ဝိညုပ္ပသတ္တေသု-ပညာရှိသောပုဂ္ဂိုလ်တို့သည် ချီးမွမ်းအပ်သည်လည်းဖြစ်ကုန်သော၊ ဓမ္မေသု-တို့သည်၊ ဧဝံ-ဤသို့၊ ဥဘယဧဝါကိဏ္ဏေသု- နှစ်ပါးစုံ ရောပြွမ်းကုန်သည်ဖြစ်၍၊ ဝတ္တမာနေသု-ဖြစ်ကုန်သည်ရှိသော်၊ ပြာဟ္မဏာ-တို့သည်၊ ဧတ္ထဧတေသု ဓမ္မေသု-ဤအမည်းအဖြူ ဖြစ်သော တရားတို့၌၊ ဝတ္တမာနာပိ- ဖြစ်ပါကုန်လျက်လည်း၊ ပြာဟ္မဏောဝ- သေဋ္ဌောဝဏ္ဏော။ ပ ။ ပြဟ္မဒါယာဒါတိ- ပြာဟ္မဏောပ သေဋ္ဌောဝဏ္ဏော။ ပ။ ပြဟ္မဒါယာဒါ - ဟူ၍၊ ဝါ- ဟူသော၊ ယံဝစနံ-အကြင်စကားကို၊ ဧဝံ- သို့၊ အာဟံသု- ကုန်၏၊ တေသံပြာဟ္မဏာနံ- တို့၏၊ တံဝစနံ-ကို၊ ဝိညု-အကြောင်းအကျိုးကို သိလေ့ရှိကြကုန်သော ပညာရှိတို့သည်၊ နာနုဇာနန္တိ - ခွင့်မပြုကြကုန်၊ ဝါ - ဝမ်းမမြောက်ကြကုန်၊ ကိဿဟေတု-အဘယ်အကြောင်းကြောင့်၊ တေသံပြာဟ္မဏာနံ-တို့၏၊ တံဝစနံ-ကို၊ ဝိညု-တို့သည်၊ နာနုဇာနန္တိ-ကုန်သနည်း၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဟိယသ္မာ - ကြောင့်၊ စတုန္တိ-ကုန်သော၊ ဣမေသံ ဝဏ္ဏာနံ- တို့တွင်၊ ခတ္ထိယောဝါ - မင်းသည်သော်လည်း ဖြစ်သော၊ ပြာဟ္မဏောဝါ-သည်သော်လည်း ဖြစ်သော၊ ဝေဿောဝါ-သည်သော်လည်းဖြစ်သော၊ သုဒ္ဓေါဝါ-သည်သော်လည်းဖြစ်သော၊ (ထည့်စပ်) ယောတိက္ခု-သည်၊ အရဟံ - ကိလေသာတို့မှ ကင်းစေး စင်ကြယ်သည်၊ ဝါ- ကိလေသာတည်းဟူသောရန်သူတို့ကို သတ်ဓာတ်သည်၊ ဝါ-သံသရာစက်၏အကန့်ထောက်ဆံတို့ကို ဖျက်ဆီးတတ်သည်၊ ဝါ-ပူဇော်အထူးကို ခံယူထိုက်သည်၊ ဝါ-မကောင်းမှုကိုပြုခြင်း၌ ဆိတ်ကွယ်ရာအရပ်မရှိသည်၊ ခိဏာသဝေါ-ကုန်ပြီးသောအာသဝေါရှိသည်၊ ဝုသိတဝါ-မဂ္ဂပြဟ္မစရိယကို ကျင့်သုံးပြီးသည်၊ ဝါ-

ကျင့်သုံးအပ်ပြီးသော မဂ်ဖိုလ်ရှိသည်။ ကဏကရဏီယော- ပြုအပ်ပြီးသော တစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စ ရှိသည်။ ဩဟိတဘာရော-ချအပ်ပြီးသော ခန္ဓာဝန် ကိလေသာဝန်ရှိသည်။ အနုပုတ္တသဒတ္တော-အစဉ်အတိုင်းရောက်အပ်ပြီးသော ကောင်းသော အရဟတ္တဖိုလ် ဟူသော အကျိုးရှိသည်။ ဝါ-အစဉ်အတိုင်းရောက်အပ်ပြီးသော မိမိဥစ္စာဖြစ်သော အရဟတ္တဖိုလ်ဟူသော အကျိုးရှိသည်။ ပရိက္ခိဏဘဝသံယောဇနော - ကုန်ပြီးသော ဘဝ၌ သတ္တဝါတို့ကို နှောင့်ဖွဲ့တတ်သော တဏှာရှိသည်။ သမ္မာ-ကောင်းစွာ၊ အညာ-အရဟတ္တမဂ်ပညာဖြင့်သိ၍၊ ဝိမုတ္တော-ကိလေသာတို့မှ လွတ်ပြီးသည်။ ဟောတိ-၏။ နေသံဝဏ္ဏာနံ - ထိုအမျိုးတို့တွင်၊ သောဘိက္ခု-ကို၊ နေသံဝဏ္ဏာနံ - ထိုအမျိုးတို့ထက်၊ (နေသံ ဟူသော ပုဒ်ကို တန္တနည်းပြု၍ နှစ်ထပ်ကောက်သည်။) အဂ္ဂေါ-မြတ်၏ဟူ၍၊ ဓမ္မေနဝ-ဘံရားသဖြင့်သာလျှင်၊ အက္ခာယတိ-ဆိုအပ်၏။ အဓမ္မေန - မတရားသဖြင့်၊ နော-အက္ခာယတိ - မဆိုအပ်၊ တသ္မာ - ထို့ကြောင့်၊ တေသံ ပြာဟ္မဏာနံ - တို့၏။ တံစနံ-ကို၊ ဝိညူ-တို့သည်၊ နာနုဇာနန္တိ-ကုန်၊ ဝါသေဠု - ဠု၊ ဟိ- တရားမြတ်ပုံ အလုံးစုံကို အကုန်အစင် ထင်စွာပြအံ့၊ တေသ္မိံ ဇနေ-ဤလူအပေါင်း၌၊ ဝါ- ဤသတ္တလောက၌၊ ဓမ္မော - တရားသည်၊ ဒိဠေစေဝဓမ္မေ - မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟု ဆိုအပ်သော ပစ္စက္ခ အတ္တဘော၌ လည်းကောင်း၊ အဘိသမ္ပရာယဉ္ဇ - ရှေးရှု ရောက်အပ်လတ္တံ့ သော တမလွန်လောက၌ လည်းကောင်း၊ သေဠော - မြတ်၏။

၁၁၇။ ဝါသေဠု- ဠု၊ ဣမိနာပိ ပရိယာယေန - ဤ ဆိုအပ် လတ္တံ့ သော အကြောင်းဖြင့်လည်း၊ ယထာယေန ကာရဏေန - အကြင်အကြောင်းကြောင့်၊ တေသ္မိံ ဇနေ-၌၊ ဓမ္မောဝ - သည်သာလျှင်၊ ဒိဠေစေဝဓမ္မေ-၌လည်းကောင်း၊ အဘိသမ္ပရာယဉ္ဇ - ၌လည်းကောင်း၊ သေဠော-၏။ တံတေကာရဏံ - တရားသာ မြတ်၏ဟူသော ထိုအကြောင်းကို၊ ဝေဒိတဗ္ဗိ-သိအပ်၏။ ဝါသေဠု-ဠု၊ ပဿေ-နဒိ-ပဿေနဒိ အမည်ရှိသော၊ ကောသလော-ကောသလတိုင်းကိုအစိုးရသော၊ ရာဇာ-မင်းသည်၊ ဇာနာတိဓေါ-သိပေသည်သာ၊ ကိ-အဘယ်သို့၊ ဇာနာတိ-နည်း၊ ဂေါတမော - ဂေါတမအနွယ်ရှိသော၊ သကျကုလာ-သင်္ကဏ် မင်းမျိုးမှ၊ နိက္ခမ္မ-၍၊ ပဗ္ဗဇိတော-ရဟန်းပြုသော၊ သမဏော-ရဟန်းသည်၊ အနန္တရာ - အထူးမရှိခဲ့၊ ဝါ-မိမိ၏ သင်္ကဏ်မင်းမျိုးနှင့်တူသော ပုဂ္ဂိုလ်ပေတည်း၊ (တစ်နည်း) အနုတ္တရော - အတုမရှိ မြတ်သော ပုဂ္ဂိုလ်ပေတည်း၊ ဣတိ- သို့၊ ဇာနာတိဓေါ-သည်သာ၊ ဝါသေဠု-ဠု၊ သကျာ-သင်္ကဏ်မင်းတို့သည်၊ ပဿေနဒိသ-သော၊ ကောသလဿ-သော၊ ရညော-နှင့်၊ အနန္တရာ-အထူး မရှိကုန်သည်၊ ဟုတ္တာ-ကုန်၍၊ ဖရောနဒိသ-သော၊ ကောသလဿ-သော၊ ရညော-၏။ ဝသံ-အလိုသို့၊ (ထည့်စပ်) အနုယုတ္တာ-အစဉ်လိုက်ကြရကုန်သည်၊ ဘဝန္တိ-

ဖြစ်ကြကုန်၏။ ဝါသေဋ္ဌ-ဋ္ဌ၊ သကျာ-တို့သည်။ ပဿေနဒိမ္ပိ-သော၊ ကောသလေ-
သော၊ ရုညေ-ဋ္ဌ၊ နိပစ္စကာရံ-နိမိတ်ချခြင်းကို ပြုခြင်းကို၊ ဝါ-နိမိတ်ချခြင်းကိုပြု
ခြင်းကို၊ (သမညကံ)။ အဘိဝါဒနံ- ရှိခိုးခြင်း ကိုလည်းကောင်း၊ ပစ္စုပ္ပန်-
နေရာမှရှေးရှုတခြင်းကိုလည်းကောင်း၊ ဝါ-ခရီးဦးကြိုဆိုခြင်းကိုလည်းကောင်း၊
အဇ္ဇလိကမ္ပံ-လက်အုပ်ချီမှု ကိုလည်းကောင်း၊ သာမိစိကမ္ပံ - အရိအသေပြုမှုကို
လည်းကောင်း၊ (ဝိသေသကံ)။ ကရောန္တိခေါ-ပြုကြကုန်သည်သာ၊ ဝါသေဋ္ဌ-
ဋ္ဌ၊ ဣတိ ခေါ-ဤသို့သာလျှင်၊ ဝါ-ဤပုံသာလျှင်၊ ခါ-ဤသို့သော အပြား
အားဖြင့်သာလျှင်၊ သကျာ-တို့သည်။ ပဿေနဒိမ္ပိ-သော၊ ကောသလေ-သော၊
ရုညေ-ဋ္ဌ၊ ယံနိပစ္စကာရံ-ကို၊ ယံအဘိဝါဒနံ-ကို လည်းကောင်း၊ ယံပစ္စုပ္ပန်-
ကို လည်းကောင်း၊ ယံ အဇ္ဇလိကမ္ပံ-ကို လည်းကောင်း၊ ယံ သာမိစိကမ္ပံ-ကို
လည်းကောင်း၊ ကရောန္တိ-ကုန်၏၊ ပဿေနဒိ- သော၊ ကောသလော-သော၊
ရာဇာ-သည်။ တထာဂတေ-ငါတုရားဋ္ဌ၊ တံနိပစ္စကာရံ-သိနိမိတ်ချခြင်းကို ပြုခြင်း
ကို၊ ဝါ-နိမိတ်ချခြင်းကို ပြုခြင်းကို၊ ဝါ-ထို အဘိဝါဒနံ ပစ္စုပ္ပန် အဇ္ဇလိကမ္ပံ
သာမိစိကမ္ပံတို့ကို ရှေးရှု ကျရောက်စေခြင်းကို ပြုခြင်းကို၊ တံ အဘိဝါဒနံ-ကို
လည်းကောင်း၊ တံပစ္စုပ္ပန်-ကိုလည်းကောင်း၊ တံအဇ္ဇလိကမ္ပံ-ကိုလည်းကောင်း၊
တံသာမိစိကမ္ပံ-ကို လည်းကောင်း၊ ကရောတိ-ခဲ့၏၊ သမဏော ဂေါတမော-
ရဟန်း ဂေါတမသည်၊ သုဇာတော-ကောင်းစွာ ဖြစ်ခဲ့၏၊ ဝါ-ကောင်းသော
ဇာတိရှိခဲ့၏၊ အဟံ-သည်၊ ဒုဗ္ဗတော-မကောင်းသဖြင့် ဖြစ်သည်၊ ဝါ-မကောင်း
သော ဇာတိရှိသည်၊ အသ္မိ-၏၊ သမဏော ဂေါတမော-သည်၊ ဗလဝါ-အား
ရှိခဲ့၏၊ အဟံ-သည်၊ ဒုဗ္ဗလော-အားမရှိသည်၊ အသ္မိ-၏၊ သမဏောဂေါတမော-
သည်၊ ပါသဒိကော-ကြည်ညိုခြင်းကို ဖြစ်စေတတ်၏၊ ဝါ-ကြည်ညိုခြင်းကို
ဆောင်တတ်၏၊ အဟံ-သည်၊ ဒုဗ္ဗဏ္ဍော-မကောင်းသောအဆင်းရှိသည်၊ အသ္မိ-
၏၊ သမဏော ဂေါတမော-သည်၊ ဝါ-ကို၊ မဟေသက္ခော-များသော အစိုးရ
သောသူဟု ဆိုအပ်၏၊ ဝါ-ကြီးသောတန်ခိုးရှိ၏၊ အဟံ-သည်၊ ဝါ-ကို၊ အပ္ပေ-
သက္ခော-နည်းသော အစိုးရသောသူဟု ဆိုအပ်သည်၊ ဝါ-နည်းသော တန်ခိုး
ရှိသည်၊ အသ္မိ-၏၊ ဣတိ မနုသိကတော-ဤသို့ နှလုံးသွင်း၍၊ နံ နိပစ္စကာရံ-ကို၊
န ကရောတိ-ပြုသည် မဟုတ်ခဲ့၊ အထ ခေါ-အဟုတ်အမှန်ကား၊ နံ ဓမ္မံ ဝေ-ထို
တရားကိုသာလျှင်၊ သက္ကရာဇ္ဇော-ကောင်းစွာပြုလျက်၊ နံဓမ္မံဝေ-ကိုသာလျှင်၊
ဂရံ ကရာဇ္ဇော-အလေးပြုလျက်၊ နံ ဓမ္မံ ယေဝ-ကိုသာလျှင်၊ မာနေဇ္ဇော-
မြတ်နိုးလျက်၊ နံဓမ္မံဝေ-ကိုသာလျှင်၊ ပူဇေဇ္ဇော- ပူဇော်လျက်၊ နံဓမ္မံဝေ-ကို
သာလျှင်၊ အပစာယမာနော-အရိအသေပြုလျက်၊ ကရောတိ-ခဲ့၏၊ ဝေ-ဤသို့၊
ဝါ-ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့်၊ ပဿေနဒိ-သော၊ ကောသလော-သော၊
ရာဇာ-သည်၊ တထာဂတေ-ဋ္ဌ၊ နိပစ္စကာရံ-ကို၊ အဘိဝါဒနံ-ကို လည်းကောင်း၊
ပစ္စုပ္ပန်-ကို လည်းကောင်း၊ အဇ္ဇလိကမ္ပံ-ကို လည်းကောင်း၊ သာမိစိကမ္ပံ-

ကို လည်းကောင်း၊ ကရောတိ-၏၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဣမိနာပိ ပရိယာယေန-ဤ ဆိုအပ်ခဲ့ပြီးသော အကြောင်းဖြင့်လည်း၊ ယထာ ယေန ကာရဏေန-ကြောင့်၊ တေသ္မိံ ဇနေ-၌၊ ဓမ္မောဝ-သည်သာလျှင်၊ ဒိဋ္ဌေစေဝ ဓမ္မေ-၌ လည်းကောင်း၊ အဘိသမ္ပရာယဉ္ဇ-၌ လည်းကောင်း၊ သေဋ္ဌော-၏၊ တံ တေ ကာရဏံ- ကို၊ ဝေဒိတဗ္ဗိ-၏။

၁၁၈။ ဝါသေဋ္ဌ-ဋ္ဌ၊ တုမေ- တို့သည်၊ နာနာဇစ္စာ - အထူးထူးသော ဇာတ်ရှိကြကုန်သည်၊ နာနာနာမာ - အထူးထူးသော အမည် ရှိကြကုန်သည်၊ နာနာဂေါတ္တာ- အထူးထူးသောအနွယ်ရှိကြကုန်သည်၊ နာနာကုလာ-အထူးထူး သော အမျိုးမှ၊ နိက္ခမ္မ-ကုန်၍၊ ဒဂါရသ္မာ-မှ၊ နိက္ခမ္မ-ကုန်၍၊ အနဂါရိယံ- သို့၊ ပဗ္ဗဇိတာ-ကပ်ရောက်ကြကုန်သည်၊ အတ္ထ- ဖြစ်ကြကုန်၏၊ တုမေ-သင်တို့ သည်၊ ကေ - အဘယ်သတို့နည်း၊ ဣတိ-သို့၊ အညေဟိ - တစ်ပါးကုန်သော၊ ပုဂ္ဂလေဟိ- တို့သည်၊ ပုဋ္ဌာ- မေးအပ်ကုန်သည်၊ သမာနာ- ကုန်သည်ရှိသော်၊ မယံ-တို့သည်၊ သကျပုတ္တိယာ-သာကီဝင်မင်းသား မြတ်စွာဘုရား၏သားတော် ဖြစ်ကုန်သော၊ သမဏာ-ရဟန်းတော်တို့သည်၊ အမှာ-ဖြစ်ကုန်၏၊ ဣတိ-သို့၊ ပဋိဇာနာထ-ဝန်ခံကြကုန်၏၊ ဝါသေဋ္ဌ- ဋ္ဌ၊ ယဿပုဂ္ဂလဿ-အကြင် အရိယာ သာဝကဖြစ်သော ပုဂ္ဂိုလ်အား၊ ဝါ-၏၊ သဒ္ဓါ-သည်၊ တထာဂတေ-ဝါဘုရား ၌၊ နိဝိဋ္ဌာ-တည်သည်၊ မူလဇာတာ - ဖြစ်သောမဂ်တည်းဟူသော အကြောင်း ရှိသည်၊ ဝါ-ဖြစ်သောမဂ်တည်းဟူသော အမြစ်ရှိသည်၊ ဟုတွာ-ဖြစ်၍၊ ပတိဋ္ဌိ- တာ-တည်သည်၊ ဒဋ္ဌာ-မြဲမြံတည်တံ့ အရည်ခံသည်၊ သမဏေနဝါ- သည်သော် လည်းကောင်း၊ ပြာဟ္မဏေနဝါ-သည်သော်လည်းကောင်း၊ ဒေဝေနဝါ-သည် သော်လည်းကောင်း၊ မာရေနဝါ-မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာ- နာဝါ- သည်သော်လည်းကောင်း၊ လောကသ္မိံ- ၌၊ ကေနစိဝါ- တစ်စုံတစ် ယောက်သော ပုဂ္ဂိုလ်သည်သော်လည်းကောင်း၊ အသံဟာရိယာ-မပြောင်းရွှေ့ အပ်နိုင်သည်၊ ဝါ-မပယ်ရှားအပ်နိုင်သည်၊ အဿ-ရာ၏။ (ဓာတ်နည်း)ယဿ- ပုဂ္ဂလဿ-အား၊ ဝါ-၏၊ တထာဂတေ-၌၊ မူလဇာတာ-ဖြစ်သော အရိယမဂ် တည်းဟူသော အကြောင်းရှိသည်၊ ဟုတွာ-၍၊ ပတိဋ္ဌိတာ-တည်သော၊ ဒဋ္ဌာ- သော၊ သမဏေနဝါ-သည်သော်လည်းကောင်း၊ ပြာဟ္မဏေနဝါ- သည်သော် လည်းကောင်း၊ ဒေဝေနဝါ-သည်သော်လည်းကောင်း၊ မာရေနဝါ-သည်သော် လည်းကောင်း၊ ဗြဟ္မာနာဝါ - သည်သော်လည်းကောင်း၊ လောကသ္မိံ-၌၊ ကေနစိဝါ-သည်သော်လည်းကောင်း၊ အသံဟာရိယာ-သော၊ သဒ္ဓါ-သည်၊ နိဝိဋ္ဌာ-သည်၊ အဿ-ရာ၏၊ တဿပုဂ္ဂလဿ-အား၊ ဝါ-သဉ္ဇိ၊ တေဝစနံ-သည်၊ ဝါ- ကို၊ ဝစနာယ-ဆိုခြင်းငှာ၊ ကလ္လံ-သင့်မြတ်၏၊ ကိံ-သို့၊ ဝစနာယ-ငှာ၊ ကလ္လံ-နည်း၊ အဟံနိသည်၊ ဘဂဝတော-၏၊ ဩရုသော-ရင်၌ဖြစ်သော၊ မုခတော-ခံတွင်၊ မှ၊ ဝါ။

ခံတွင်းမှဖြစ်သောတရားတော်မှ၊ ဇာတော-ဖြစ်သော၊ ဓမ္မဇော-တရားတော်မှဖြစ်
 သော၊ ဓမ္မနိဗ္ဗိတော-တရားတော်သည်ဖန်ဆင်းအပ်သော၊ ဓမ္မဒါယာဒေါ-ကိုးပါး
 သော လောကုတ္တရာတရားတည်းဟူသော ပေးအပ်သောအမှုကို ယူတတ်သော၊
 ပုတ္တော-သားတော်သည်၊ အမိ-ဖြစ်ခဲ့၏၊ ဣတိ-သို့၊ ဝစနာယ-ငှား၊ ကလ္လံ-၏၊ ကိဿ-
 ဟေတု-ကြောင့်၊ တဿပုဂ္ဂလဿ-အား၊ ဝါ-သည်၊ ဧတံဝစနံ-ကို၊ ဝစနာယ-ငှား
 ကလ္လံ-နည်း၊ ဟံယသ္မာ-ကြောင့်၊ ဓမ္မကာယော ဣတိပိဧတံဝစနံ-ဓမ္မကာယော
 ဟူသော ဤသဒ္ဓါသည် လည်းကောင်း၊ ဝါ- တရားဖြင့်ပြီးသော ကိုယ်ရှိ၏
 ဟူသော ဤသဒ္ဓါသည် လည်းကောင်း၊ ဝါ-တရား ဖြစ်၍ဖြစ်သော ကိုယ်ရှိ၏
 ဟူသော ဤသဒ္ဓါသည် လည်းကောင်း၊ ဗြဟ္မကာယော ဣတိပိ ဧတံ ဝစနံ-
 ဗြဟ္မကာယောဟူသော ဤသဒ္ဓါသည် လည်းကောင်း၊ ဝါ-မြတ်သော တရား
 ဖြင့်ပြီးသော ကိုယ်ရှိ၏ဟူသော ဤသဒ္ဓါသည် လည်းကောင်း၊ ဝါ-မြတ်သော
 တရား ဖြစ်၍ဖြစ်သော ကိုယ်ရှိ၏ဟူသော ဤသဒ္ဓါသည် လည်းကောင်း၊ ဓမ္မ-
 ဘူတော ဣတိပိ ဧတံ ဝစနံ-ဓမ္မဘူတောဟူသော ဤသဒ္ဓါသည် လည်းကောင်း၊
 ဝါ-တရားဖြစ်၍သာလျှင် ဖြစ်၏ဟူသော ဤသဒ္ဓါသည် လည်းကောင်း၊ ဗြဟ္မ
 ဘူတော ဣတိပိ ဧတံ ဝစနံ-ဗြဟ္မဘူတောဟူသော ဤသဒ္ဓါသည် လည်းကောင်း၊
 ဝါ-မြတ်သော တရားဖြစ်၍သာလျှင် ဖြစ်၏ဟူသော ဤသဒ္ဓါသည် လည်း
 ကောင်း၊ တထာဂတဿ- ငါဘုရားကို၊ အဓိဝစနံ-ဟောတတ်သော သဒ္ဓါ
 တည်း၊ တသ္မာ-ကြောင့်၊ တဿ ပုဂ္ဂလဿ-အား၊ ဝါ-သည်၊ ဧတံ ဝစနံ-
 သည်၊ ဝါ-ကို၊ ဝစနာယ-ငှား၊ ကလ္လံ-၏။

၁၁၉။ ဝါသေဋ္ဌ-ဋ္ဌ၊ ယံယသ္မိံ သမယေ-ဋ္ဌ၊ ကဒါစိ-ခါ၊ ကရဟစိ-ဆစ်၊
 ဒီဃဿ-သော၊ အဒ္ဓုနော-၏၊ အဇ္ဇယေန-ဋ္ဌ၊ ဝါ-ကြောင့်၊ အယံလောကော-
 သည်၊ သံဝဇ္ဇတိ-ပျက်၏၊ သော သမယော-သည်၊ ဟောတိ ခေါ-သည်သာ၊
 ယံ ယသ္မိံ သမယေ-ဋ္ဌ၊ လောကေ-လောကသည်၊ သံဝဇ္ဇမာနေ-သော်၊ ယေ-
 ဘုယျေန-အားဖြင့်၊ ယေဘုယျေန- များကုန်သော၊ (နှစ်ထပ် ပေးသည်။)
 သတ္တာ-တို့သည်၊ အာဘဿရသံဝတ္တနိကာ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ သော
 သမယော-သည်၊ ဟောတိခေါ-သည်သာ၊ ယံယသ္မိံ သမယေ-ဋ္ဌ၊ တေသတ္တာ-
 တို့သည်၊ (ဤ၌ တေ စ-ဟု ပါဠိပျက်လျက် ရှိ၏၊ တေ တတ္ထ-ရှိမှ သင့်မြတ်
 မည်။) တတ္ထ တသ္မိံ အာဘဿရေ-ဋ္ဌ၊ မနောမယာ-ကုန်သည်၊ ပီတိဘက္ခာ-
 ကုန်သည်၊ သယံပဘာ-ကုန်သည်၊ အန္တလိက္ခစရာ-ကုန်သည်၊ သုဘဋ္ဌာယိနော-
 ကုန်သည်၊ ဟောန္တိ-ကုန်၏၊ စိရံ-သော၊ ဒီဃံ-သော၊ အဒ္ဓါနံ-လုံး၊ တိဋ္ဌန္တိ-
 ကုန်၏၊ သော သမယော-သည်၊ ဟောတိ ခေါ-သည်သာ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ယံ
 ယသ္မိံ သမယေ-ဋ္ဌ၊ ကဒါစိ-ခါ၊ ကရဟစိ-ဆစ်၊ ဒီဃဿ-သော၊ အဒ္ဓုနော-
 ၏၊ အဇ္ဇယေန-ဋ္ဌ၊ ဝါ-ကြောင့်၊ အယံ လောကော-သည်၊ ဝိဝဇ္ဇတိ-တည်၏၊



လောကေ-သည်၊ ဝိဝဇ္ဇမာနေ-သော်၊ ယေဘုယျေန-အားဖြင့်၊ ယေဘုယျေန-
ကုန်သော၊ သတ္တာ-တို့သည်၊ အာဘဿရကာယာ-မှ၊ စဝိတွာ-ကုန်၍၊ ဣတ္ထတ္ထိ-
သို့၊ အာဂစ္ဆန္တိ-ကုန်၏၊ တေ သတ္တာ-တို့သည်၊ (ဤ၌လည်း တေ စ-ဟု ပါ၌
ပျက်လျက် ရှိ၏၊ တေဗဟု ရှိရမည်။)

ဣဓ ဣမသ္မိံ မနုဿလောကေ-၌၊ မနောမယာ-ကုန်သည်၊ ပီတိဘက္ခာ-
ကုန်သည်၊ သယံပဘာ-မိမိအလိုတောက်ပကုန်သည်၊ ဝါ-မိမိအလိုလို တောက်
ပသော အရောင်ရှိကုန်သည်၊ အန္တလိက္ခစရာ-ကုန်သည်၊ သုဘဇ္ဇာယိနော-တင့်
တယ်သော အရပ်၌တည်ကုန်သည်၊ ဟောန္တိ-ကုန်၏၊ စိရံ-သော၊ ဒီသံ-သော၊
အဒ္ဓါနံ-လုံး၊ တိဋ္ဌန္တိ-ကုန်၏။

ရသပထဝီပါတုဘာဝ

၁၂၀။ ဝါသေဋ္ဌ-ဋ္ဌ၊ တေနသမယေန-ဩကာသလောကတည်ရာ ထိုအခါ
၌၊ သဗ္ဗံ-သော၊ စက္ကဝါဋ္ဌံ-စကြဝဋ္ဌာသည်၊ ဧကောဒကီဘူတံ-တခဲနက် ရေ
ဖြစ်သည် ဖြစ်၍သာ ဖြစ်သည်၊ ဝါ-တပြင်တည်း ရေဖြစ်၍သာ ဖြစ်သည်၊
ဟောတိ-၏၊ သံဗ္ဗသ္မိံ-သော၊ စက္ကဝါဋ္ဌေ-၌၊ အန္ဓကာရော-အမှိုက်တိုက်သည်၊
အန္ဓကာရတိမိသာ - စက္ခုဝိညာဏ်၏ မှိုက်ကန်းသည်၏ အဖြစ်ကို ပြုတတ်သည်၊
ဟောတိ-၏၊ စန္ဒိမသုရိယာ- လ, နေတို့သည်၊ န ပညာယန္တိ- မထင်ရှားကုန်၊
နက္ခတ္တာနိ-နက္ခတ်တို့သည် လည်းကောင်း၊ တာရကရူပါနိ- ကြယ် အပေါင်းတို့
သည် လည်းကောင်း၊ န ပညာယန္တိ-ကုန်၊ ရတ္တိန္တိဝါ-ညဉ့်နေ့တို့သည်၊ န ပညာ
ယန္တိ-ကုန်၊ မာသစုမာသာ-လ, လဝက်တို့သည်၊ န ပညာယန္တိ-ကုန်၊ ဥတု
သံဝစ္ဆရာ-ဥတုနှစ်တို့သည်၊ န ပညာယန္တိ-ကုန်၊ ဣတ္ထိပုမာ-မိန်းမ ယောက်ျား
တို့သည်၊ နပညာယန္တိ-ကုန်၊ သတ္တာ သတ္တာတွေဝ-သတ္တတိ သတ္တတိ ဟူ၍သာ
လျှင်၊ သဗ္ဗံ-ခေါ်ဝေါ်ပညတ် သမုတ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆန္တိ-ကုန်၏၊
ဝါသေဋ္ဌ-ဋ္ဌ၊ အထ တသ္မိံ ကာလေ- လူ့ပြည်သို့ ရောက်လာကြရာ ထိုအခါ၌၊
တေသံသတ္တာနံ-တို့အား၊ ကဒါစိ-ခါ၊ ကရဟစိ-ဆစ်၊ ဒီသံသ-သော၊ အဒ္ဓါ-
နော-၏၊ အစ္စယေန-၌၊ ဝါ-ကြောင့်၊ ဥဒကသ္မိံ-ရေ၌၊ ရသပထဝီ-ရသပထဝီ
သည်၊ ဝါ-အရသာရှိသော မြေအပြင်သည်၊ * သမတနိ=သံအတနိ-ထက်ဝန်း
ကျင်မှ ကျယ်ပြန့်လျက် တည်ပြီ၊ ဝါ-ထက်ဝန်းကျင်မှ ချဲ့ဖြန့်လျက် တည်ပြီ၊
ဝါ-ဖုံးလွှမ်းလျက် ကျယ်ပြန့်ပြီ၊ ဝါ-ဖုံးလွှမ်းလျက် ချဲ့ဖြန့်ပြီ၊ သေယျထာပီ
နာမ-မျက်မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်၊ တတ္ထဿ-
လောလောပူသည်ဖြစ်၍၊ နိဗ္ဗာယ မာနဿ-ငြိမ်းအေးသော၊ ပယသော-နို့ ရည်

* မှတ်ချက်။ ။ ဤဝါကျ၌ သမတနိ-ဟု ဒီသံနှင့် မူတိုင်း ရှိကြ၏၊ သံပုဗ္ဗ တနုဓာတ်
ဝိတ္ထာရတ္တ-ဤဝိဘတ် အ-အာဂုံဖြစ်၍ သမတနိ-ဟု ရသသံနှင့် ရှိမှ သင့်၏။

၏၊ ဥပရိ-အထက်၌၊ သန္တာနကံ-စပ်လျက် ချဲ့ထွင်တတ်သော အမြွှေး အယုက်
 သည်၊ ဝါ-စပ်လျက်ချဲ့ထွင်တတ်သော မလိုင်အင်သည်၊ ဟောတိ သေ သုထာပိ-
 ဖြစ်သကဲ့သို့၊ (ဤယောဇနာခဲသော ပါဠိများသော အပျက်ထူးနှင့် ညီညွတ်၏၊)
 ဝေမေဝ ခေါ-ပုံစံနှိုင်းယူ ဤအတူသာလျှင်၊ ဥဒကသ္မိ-၌၊ ရသပထဝီ-သည်၊
 ဝါ-အရသာရှိသော မြေဆီမြေသင်းခဲသည်၊ ပါတုရဟောသိ-ထင်ရှားဖြစ်ပေါ်
 လာပြီ၊ သာ ရသပထဝီ-သည်၊ ဝဏ္ဏသမ္ပန္နာ-မဟာလောကားပန်းနှင့် တူသော
 အဆင်းနှင့် ပြည့်စုံသည် လည်းကောင်း၊ ဝန္တသမ္ပန္နာ- အနံ့နှင့် ပြည့်စုံသည်
 လည်းကောင်း၊ ရသသမ္ပန္နာ-အရသာနှင့် ပြည့်စုံသည် လည်းကောင်း၊ အဟော
 သိ-ပြီ။

သေယုထာပိနာမဒိမဉ္ဇည်သည်၊ သမ္ပန္နံ-ပြည့်စုံသော၊ ဝါ- ချိုမြိန် ကောင်း
 မြတ်သော၊ သပ္ပိဝါ- ထောပတ်သည်သော်လည်းကောင်း၊ သမ္ပန္နံ-သော၊ နဝ-
 နိတံဝါ-ထောပတ်ပေါ်မြွှေး ထောပေးမလကာဆီဦးသည်သော်လည်းကောင်း၊
 ဟောတိသေယုထာပိ-သို့၊ ဝေ-ဤ၊ အတူ၊ ဝဏ္ဏာ-အဆင်းသည်၊ အဟောသိ-
 ပြီ၊ သေယုထာပိနာမ-မည်သည်၊ အနောဠကံ - ပျားကောင်၊ ပျားဥ ဟူသော
 အပြစ်မရှိသော၊ ခုဒ္ဒမဓု-ရင်ငယ်ပျားသည်၊ အဿာဒိ-သာယာအပ်သည်၊ ဝါ-
 သာယာအပ်သောအရသာရှိသည်၊ ဟောတိသေယုထာပိ-သို့၊ ဝေ- ဤ၊ အတူ၊
 အဿာဒိ-သည်၊ အဟောသိ-ပြီ၊ ဝါသေဠ-ဠ၊ အလတသ္မိ ကာလေ-အရသာ
 ရှိသော မြေသင်းခဲ ထင်ရှားဖြစ်ပေါ်လာရာ ထိုအခါ၌၊ အညတရော- အမှတ်
 မထား တစ်ပါးပါးသေခ၊ လောလဇောတိကော - လျှပ်ပေါ် လော်လည်သည်၏
 အဖြစ်ဟူသော သဘောရှိသော၊ သတ္တော - သတ္တဝါသည်၊ ခေပတ္တာ-အခမောင်
 တို့၊ ဣဒံ- ဤငတ္ထုကို၊ ဝဏ္ဏတောစ-အဆင်းအားဖြင့်လည်းကောင်း၊ ဝန္တတောစ-
 အနံ့အားဖြင့်လည်းကောင်း၊ တာဝညတံ-သိအပ်ပေပြီ၊ ဣဒံ - ဤပတ္တုသည်၊
 ရသတော-အားဖြင့်၊ ကိမေဝ-အဘယ်သို့သဘောရှိသည်သာလျှင်၊ တဝိဿတိ-
 ဖြစ်လတ္တံ့နည်း၊ (ပါဠိတော်၌ တိုက်ရိုက်မလာသော ပါဠိများကား ဋီကာမှ
 ဆောင်၍ ယောဇနာအပ်သော ပါဠိများတည်း။) ဣတိ-သို့၊ ဝတော-၍၊ ရသ-
 ပထဝီ-ကို၊ အင်္ဂုလိယာ-လက်ချောင်းဖြင့်၊ ဝဟေတွာ-ယူ၍ (ထည့်စပ်) သာယိ-
 လျက်ပြီ၊ တဿသတ္တဿ-အား၊ ဝါ-သည်၊ ရသပထဝီ-ကို၊ အင်္ဂုလိယာ-ဖြင့်၊
 ဝဟေတွာ-၍၊ သာယတော-လျက်သည်ရှိသော်၊ ဝါ-လျက်စဉ်၊ သာရသပထဝီ-
 သည်၊ အတ္ထာဒေသိ-အကြောခုနစ်ထောင် ပျံ့နှံ့အောင်သာ ယူဆောင်နှစ်သက်
 စေပြီ၊ အဿသတ္တဿ-အား၊ တဏှာစ-သည်လည်း၊ ဩက္ကမိ- သက်ရောက်ပြီ၊
 ဝါ-ဖြစ်ပြီ၊ ဝါသေဠ-ဠ၊ အညေ-ပထမသတ္တဝါမှတစ်ပါးကုန်သော၊ သတ္တာပိ-
 တို့သည်လည်း၊ တဿသတ္တဿ-၏၊ ဝိဠာနုဂကိ- အယူသို့ အတူလိုက်ခြင်းသို့၊
 ဝါ-မြင်အပ်သောအမှုအရာသို့ အတူလိုက်ခြင်းသို့၊ အာပဇ္ဇမာနာ-ရော ကံကြ

ကုန်သည်၊ ဟုတ္တော-ကုန်၍၊ ရသပထဝီ-ကို၊ အင်္ဂုလိယာ-ဖြင့်၊ ဂဟေတွာ-ကုန်၍၊ သာယံသု-ကုန်ပြီ၊ တေသံသတ္တာနံ-တို့အား၊ ဝါ-တို့သည်၊ ရသပထဝီ-ကို၊ အင်္ဂုလိယာ-ဖြင့်၊ ဂဟေတွာ-ကုန်၍၊ သာယံတံ-ကုန်သည်ရှိသော်၊ ဝါ-ကုန်စဉ်၊ သာ ရသပထဝီ-သည်၊ အစ္စ္စာဒေသိ-ပြီ၊ တေသံ သတ္တာနံ-တို့အား၊ တဏှာစ-သည်လည်း၊ ဩက္ကမိ-ပြီ။

စန္ဒိမသုရိယာဒိပါတုဘာဝ

၁၂၀။ ဝါသေဠ-ဠ၊ အထပစ္စာ-မြေဆီမြေသင်းခဲကို လျက်ကြရာကာလမှ နေ့စက်၌၊ တေသတ္တာ - တို့သည်၊ ရသပထဝီ - ကို၊ ဟုတ္တောဟိ- လက်တို့ဖြင့်၊ အာလပ္ပကာရကံ- အလုတ်အလွေးပြုကြကုန်၍၊ ပရိဘုဉ္ဇိတံ-သုံးဆောင်ခြင်းငှာ၊ ဥပက္ကမိံသု-လုံ့လပြုကြကုန်ပြီ၊ ဝါ-အားထုတ်ကြကုန်ပြီ၊ ဝါသေဠ-ဠ၊ ယတော- အကြင်အခါ၌၊ တေသတ္တာ-တို့သည်၊ ရသပထဝီ - ကို၊ ဟုတ္တောဟိ-တို့ဖြင့်၊ အာလပ္ပကာရကံ- ကုန်၍၊ ပရိဘုဉ္ဇိတံ-ငှာ၊ ဥပက္ကမိံသု- ကုန်ပြီ၊ ဝါသေဠ-ဠ၊ အထတသ္မိံကာလေ-အားထုတ်ကြရာ ထိုအခါ၌၊ တေသံသတ္တာနံ-တို့၏၊ သယံ-ပသာ-ကိုယ်ရောင်ကိုယ်ဝါသည်၊ အန္တရဓေယံ-ကွယ်ပျောက်ပြီ၊ သယံပသာယ-သဏ္ဍိ၊ အန္တရဟိသာယ-ကွယ်ပျောက်သည့် ရှိသော်၊ စန္ဒိမသုရိယာ- လှနေတို့သည်၊ ပါတုရဟေသံ-ထင်ရှားဖြစ်ပေါ်လာကုန်ပြီ၊ စန္ဒိမသုရိယေသု-တို့သည်၊ ပါတုတုတေသု- ထင်ရှားဖြစ်ပေါ်လာကုန်သည်ရှိသော်၊ နက္ခတ္တာနိ- နက္ခတ်တို့သည်လည်းကောင်း၊ တာရကရူပါနိ - ကြယ်အပေါင်းတို့သည်လည်းကောင်း၊ ပါတုရဟေသံ-ကုန်ပြီ၊ နက္ခတ္တေသု-တို့သည်လည်းကောင်း၊ တာရကရူပေသု-တို့သည်လည်းကောင်း၊ ပါတုတုတေသု-ကုန်သည်ရှိသော်၊ ရတ္တိန္ဒြိဝါ-ညဉ့်နေ့တို့သည်၊ ပညာယံသု - ကုန်ပြီ၊ ရတ္တိန္ဒြိဝေသု - တို့သည်၊ ပညာယမာနေသု-ကုန်သည်ရှိသော်၊ မာသစုမာသာ - လှ လခွဲတို့သည်၊ ပညာယံသု - ကုန်ပြီ၊ မာသစုမာနေသု-တို့သည်၊ ပညာယမာနေသု-ကုန်သည်ရှိသော်၊ ဥတုသံဓိစ္စရာ-ဥတုနှစ်တို့သည်၊ ပညာယံသု-ကုန်ပြီ၊ ဝါသေဠ-ဠ၊ တောတောခေါ-ဤမျှလောက် အတိုင်းအရှည်ရှိသောသတ္တဝါတို့၏ ထင်ရှားဖြစ်ခြင်း၊ လနေတို့၏ ထင်ရှားဖြစ်ခြင်းဖြင့်သာလျှင်၊ အယံလောကော-ဤဩကာသလောကသည်၊ ပုန-ဖန်၊ ဝိဝဇ္ဇော - တိုးပွားသော အားဖြင့် ဖြစ်ပြန်သည်၊ ဝါ- တည်ပြန်သည်၊ ဟောတိ-၏။



၁၂၂။ ဝါသေဠ-ဠ၊ အထတသ္မိံကာလေ- ဩကာသလောက၏ တိုးပွားသောအားဖြင့် ဖြစ်ပြန်ရာ ထိုအခါ၌၊ တေသတ္တာ-တို့သည်၊ ရသပထဝီ - ကို၊ ပရိဘုဉ္ဇိတံ-သုံးဆောင်ကြကုန်သည်ရှိသော်၊ တမ္ပက္ခာ-သို့ရသပထဝီဟူသောအစာရှိကြကုန်သည်၊ တဒါဟာရာ-ထိုရသပထဝီဟူသော အာဟာရ ရှိကြကုန်သည်။

ဟုတ္တာ-ကုန်၍၊ စိရံ-သော၊ ဒိဿံ - သော၊ အဒ္ဓါနံ - လုံး၊ အဋ္ဌသု - ကုန်ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ယထာ ယထာ ခေါ-အကြင် အကြင်သို့သော အခြင်းအရာအား ဖြင့်သာလျှင်၊ တေသတ္တာ-တို့သည်၊ ရသပထဝီ-ကို၊ ပရိဘုဉ္ဇန္တာ- ကုန်သည်ရှိ သော်၊ တံမ္ဘကွာ-ကုန်သည်၊ တဒါဟာရာ-ကုန်သည်၊ ဟုတ္တာ-ကုန်၍၊ စိရံ- သော၊ ဒိဿံ-သော၊ အဒ္ဓါနံ-လုံး၊ အဋ္ဌသု-ကုန်ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ တထာ တထာ-အားဖြင့်၊ ရသပထဝီ-ကို၊ ပရိဘုဉ္ဇန္တာနံ-ကုန်သော၊ တေသံသတ္တာနံ- တို့၏၊ ကာယသ္မိ-ကိုယ်၌၊ ခရတ္တဉ္စေတ-ကြမ်းတမ်းသည်၏ အဖြစ်သည်လည်း၊ ဩက္ကမိ-ဆက်ရောက်ပြီ၊ ဝါ-ဖြစ်ပြီ။ * ဝဏ္ဏဓေ ဝဇ္ဇတာစ - အဆင်းကိုကြည့် သည်၏အဖြစ်သည်လည်း၊ ပညာယိတ္ထ-ထင်ရှားပြီ၊ ဧကေ-အချို့ကုန်သော၊ သတ္တာ-တို့သည်၊ (ဣဒံသဒ္ဓါနိပါတ်မျှသာ။) ဝဏ္ဏဝဇ္ဇော- အဆင်းရှိကြကုန် သည်၊ ဟောန္တိ-ကုန်၏၊ ဧကေ-ကုန်သော၊ သတ္တာ-တို့သည်၊ ဒုဗ္ဗဏ္ဏာ-မကောင်း သော အဆင်းရှိကြကုန်သည်၊ ဝါ- အဆင်းမလှကြကုန်သည်၊ ဟောန္တိ-ကုန်၏၊ တတ္ထတေသု သတ္တေသု- တို့တွင်၊ ယေတေသတ္တာ- တို့သည်၊ ဝဏ္ဏဝဇ္ဇော- ကုန် သည်၊ ဟောန္တိ-ကုန်၏၊ တေသတ္တာ-တို့သည်၊ ဒုဗ္ဗဏ္ဏာ-ကုန်သော၊ သတ္တေ-တို့ကို၊ အတိ-လွန်ကြကုန်၍၊ မညန္တိ-အောက်မေ့မှတ်ထင်ကြကုန်၏၊ (တစ်နည်း) အတိမညန္တိ-မထိမ့်မြင် အောက်မေ့ မှတ်ထင်ကြကုန်၏၊ ကံ-သို့၊ အတိမညန္တိ- ကုန်သနည်း၊ မယံ-တို့သည်၊ ဧတေဟိ သတ္တေဟိ- ဤသတ္တဝါတို့ထက်၊ ဝဏ္ဏ- ဝန္တတရာ-အထူးသဖြင့် လွန်ကဲသောအဆင်းရှိကြကုန်၏၊ ဧတေသတ္တာ-တို့သည်၊ အမေဟိ-ဝါတို့အောက်၊ ဒုဗ္ဗဏ္ဏတရာ-အထူးသဖြင့် မကောင်းသောအဆင်းရှိကြ ကုန်၏၊ ဣတိ-သို့၊ အတိမညန္တိ-ကုန်၏၊ ဝဏ္ဏာတိမာနပစ္စယာ- အဆင်းကို စွဲ၍ ဖြစ်သော လွန်ကဲသော မာနဟူသော အကြောင်းကြောင့်၊ ဝါ- အဆင်းကို အာရုံပြု၍ဖြစ်သော အလွန်အကဲ မှတ်ထင်ခြင်း ဟူသော အကြောင်းကြောင့်၊ ဝါ-အဆင်းကိုစွဲ၍ဖြစ်သောမထိမ့်မြင်မှတ်ထင်ခြင်းဟူသောအကြောင်းကြောင့်၊ မာနာတိမာနဇာတိကာနံ-မာန်ယစ်ခြင်း၊ အလွန်မာန်ယစ်ခြင်းဟူသော သဘော ရှိကြကုန်သော၊ ဝါ-မာန်ယစ်တတ်သည်၏အဖြစ်၊ အလွန်မာန်ယစ်တတ်သည်၏ အဖြစ်ဟူသောသဘောရှိကြကုန်သော၊ ဝါ-အကြိမ်ကြိမ် အဖန်ဖန် ဖြစ်သော မာန်ယစ်တတ်၊ အလွန် မာန်ယစ်တတ်သည်၏ အဖြစ်ဟူသော သဘောရှိကြကုန် သော၊ တေသံသတ္တာနံ-တို့အား၊ ဝါ-တို့၏၊ ရသပထဝီ-သည်၊ အန္တရဓာယိ-

* မှတ်ချက်။ ။ ဤအရာ၌ ဝဏ္ဏဓေ ဝဏ္ဏတာ-ဟူ၍လည်းကောင်း၊ ဝဏ္ဏဓေ ဝဇ္ဇတာ ဟူ၍ လည်းကောင်း ပါဠိနှစ်ထွေရှိရာ ဝဏ္ဏဓေ ဝဇ္ဇတာ ဟူသော ပါဠိသာ ဝဏ္ဏဓေ ဝဇ္ဇတာစာတိ ဝဏ္ဏဿ ဝိဝဇ္ဇဘာဝေါ-ဟူသောအဋ္ဌကထာပါဠိ၊ ဝိဝဇ္ဇနံ- ဝိဝဇ္ဇော။ သော ဧဝ ဝေဝဇ္ဇံ၊ ဝဏ္ဏဿ ဝေဝဇ္ဇံ ဝဏ္ဏဓေဝဇ္ဇံ၊ ဝဏ္ဏသမ္ပတ္တိယာ ဝိဂမော၊ တဿ ပန အတ္တိတာ ဝဏ္ဏဓေ ဝဇ္ဇတာတိ ဝဏ္ဏာ၊ တေနာဟ “ဝိဝဇ္ဇဘာ- ဝေဝါတိ” ဟူသောဒီကာပျို့နှင့်ညီ၏။

ကွယ်ပျောက်ပြီ၊ ရသပထဝီယာ-သည်၊ အန္တရဟိတာယ-သော်၊ သန္နိပတိံ သု-
 ကောင်းစွာကျရောက်ကြကုန်ပြီ၊ ဝါ- စည်းဝေးကြကုန်ပြီ၊ သန္နိပတိံ တွာ-ကုန်
 ပြီး၍၊ အနုတ္တုနိံ သု- သောကတိုးပွားသည်တို့သောအားဖြင့် စကားပြောဆို
 ကြကုန်ပြီ၊ ကိံ -သို့၊ အနုတ္တုနိံ သု-ကုန်သနည်း၊ အမှာကံ-ငါတို့၏၊ ရသံ-ချိုမြိန်
 ကောင်းမြတ်သောအရသာရှိသောစက္ကုသည်၊ အဟောအန္တရဟိတံ-ဪ ကွယ်
 ပျောက်ခဲ့လေပြီတကား၊ ဝါ-ကွယ်ပျောက်ခဲ့လေပြီ ဪ၊ အမှာကံ-တို့၏၊ ရသံ-
 သည်၊ အန္တရဟိတံ-တကား၊ ဣတိ-သို့၊ အနုတ္တုနိံ သု-ကုန်ပြီ၊ တံအနုတ္တုနိံ-
 ကို၊ ဥပါဒါယ-အကြောင်းပြုကြကုန်၍၊ တေရဟိပိ- ဤအခါ၌လည်း၊ ဝါ-
 ယခုအခါ၌လည်း၊ မနုဿာ-တို့သည်၊ ကဗ္ဗိဒေဝ - တစ်စုံတစ်ခုသာလျှင် ဖြစ်
 သော၊ သုရသံ-ကောင်းသော အရသာကို၊ လဘိတွာ-ရကြကုန်၍၊ ဝါ- ရကြ
 ကုန်သည်ရှိသော်၊ ဣဒံ- ဤစက္ကုသည်၊ အဟောရသံ - ဪ ချိုမြိန်ကောင်း
 မြတ်သောအရသာ ရှိပါပေစွာတကား၊ ဝါ-ချိုမြိန်ကောင်းမြတ်သော အရသာ
 ရှိပါပေစွာ ဪ၊ ဣဒံ-ဤစက္ကုသည်၊ အဟောရသံ- ကား၊ ဣတိဝေ- သို့၊
 အာဟံသု-ကုန်ပြီ၊ ပေါရာဏံ-ရှေး၌ဖြစ်သော၊ အဂ္ဂညိ-သော၊ တဒေဝအက္ခရံ-
 ထိုအက္ခရာသို့သာလျှင်၊ အနုသရန္တိ-အစဉ်အားဖြင့် လိုက်ကား လိုက်ကြပေကုန်
 ၏၊ တု-ထိုသို့ပင်လိုက်ကြပါကုန်သော်လည်း၊ အဿအက္ခရာဿ - ထိုအက္ခရာ၏၊
 အတ္ထံ-အနက်မှန်ကို၊ နအာဇာနန္တိဝေ-ပိုင်ပိုင်နိုင်နိုင် မသိနိုင်ကြကုန်သည်သာ။

ဘူမိပပ္ပဋကပါတုဘာဝ

၁၂၃။ ဝါသေဋ္ဌ-ဋ္ဌ၊ အထပစ္စာ-မြေသင်းခဲ ကွယ်ပျောက်ပြီးရာ ကာလမှ
 နောက်၌၊ တေသံသတ္တာနံ- တို့အား၊ ဝါ-တို့၏၊ ရသာယ- အရသာ ရှိသော၊
 ပထဝီယာ-သည်၊ အန္တရဟိတာယ - သော်၊ * ဘူမိပပ္ပဋကော-မြေဆီ မြေလွှာ
 သည်၊ ပါတုရဟောသံ-ပြီ။

* မှတ်ချက်။ ဤအရာ၌ ဘူမိပပ္ပဋကော-ဟု အ-သရနှင့်လည်းကောင်း၊ ဘူမိပပ္ပဋကော-ဟု
 ဣ-သရနှင့်လည်းကောင်းပါဠိနှစ်ထွေရှိရာ ဘူမိပပ္ပဋကော ဟု အ-သရနှင့်ရှိသော
 ပါဠိသာ ယန္တုနာဟံ ပထဝီ ပရိဝတ္ထေတွာ ဘိက္ခု ပပ္ပဋကောဇံ ဘောဇေယျံ-
 ဟူသော ပါရာဇိကတဏှ ပါဠိတော်။ ပထဝီယာ ကိရ ဟေဋ္ဌိမတလေ ပထဝီမဏ္ဍော၊
 ပထဝေါဇော၊ ပထဝီပပ္ပဋကော အတ္ထိ-ဟူသော ၎င်းအဋ္ဌကထာ။ ပပ္ပဋကောဇန္တိ
 ပထဝီ သန္ဓာရကံ ဥဒကံ အာဟစ္စ ဌိတေ မဟာပထဝီယာ ဟေဋ္ဌိမတလေ သမုဋ္ဌိတံ-
 ဥဒကော ယေန အဇ္ဈောတ္တတေ ဘူမိပဒေသေ သဉ္ဇာတ ကပ္ပမ ပဉ္စလ သဒိသံ အတိ
 မရရ ပထဝီမဏ္ဍိ-ဟူသော ၎င်းသာရတ္ထဒီပနီ၌ကား။ ပပ္ပဋကောဇန္တိ အာဒိကပ္ပေ-
 ဥဒကုပရိ ပဋ္ဌမံ ပထဝီဘာဝေန သဉ္ဇာတံ နဝနိတပိဏ္ဍသဒိသံ ဥဒကေပိ ဥပ္ပိလဝန-
 သဘာဝံ အပိလီယနကံ အတိသိနိဗ္ဗမရရံ အနေက ယောဇန သဟဿ မဟာလံ သာတ-
 ဇလသင်္ခါတံ ပထဝေါဇံ ယံအာဒိကပ္ပိကေဟိ မနုဿေဟိ ရသတဏှာယ ဂဟေတွာ-

သေယျထာပိနာမ-မည်သည်၊ အဟိစ္ဆတ္တကော-မို့ငုံသည်၊ ပါတုရဟောသိ-
 ပြီ၊ သေယျထာပိ- သို့၊ ဇေမေဝ-တူသာလျှင်၊ ဘူမိပပ္ပဋကော-သည်၊ ပါတု-
 ရဟောသိ-ပြီ၊ သောဘူမိပပ္ပဋကော-သည်၊ ဝဏ္ဏသမ္ပန္နော-သည်လည်းကောင်း၊
 ဂန္ဓသမ္ပန္နော-သည်လည်းကောင်း၊ ရသသမ္ပန္နော- သည်လည်းကောင်း၊ အဟော-
 သိ-ပြီ၊ သေယျထာပိနာမ - မည်သည်၊ သမ္ပန္နံ - သော၊ သပ္ပိဝါ - သည်လည်း
 ကောင်း၊ သမ္ပန္နံ-သော၊ နဝနိတံဝါ - သည်သော်လည်းကောင်း၊ ဟောတိ-
 သေယျထာပိ-သို့၊ ဇေ- တူ၊ ဝဏ္ဏော-သည်၊ အဟောသိ-ပြီ၊ သေယျထာပိနာမ-
 မည်သည်၊ အနေဋ္ဌကံ-သော၊ ခုဒ္ဒမဓု-သည်၊ ဟောတိသေယျထာပိ - သို့၊ ဇေ-
 တူ၊ အဿာဒေါ - သည်၊ အဟောသိ-ပြီ။

၉ ဝါသေဋ္ဌ - ဋ္ဌ၊ အထတသ္မိံ ကာလေ-မြေဆီမြေလွှာ ဖြစ်ပေါ်လာရာထိုအခါ
 ဌံ၊ တေသတ္တာ-တို့သည်၊ ဘူမိပပ္ပဋကံ-ကို၊ ပရိဘုဉ္ဇတံ - ဌာ၊ ဥပက္ကမိ သု- ကုန်
 ပြီ၊ တေသတ္တာ - တို့သည်၊ တံဘူမိပပ္ပဋကံ-ကို၊ ပရိဘုဉ္ဇန္တာ- ကုန်သည်ရှိသော်၊
 တမ္ဘက္ခာ-ကုန်သည်၊ တဒါဟာရာ - ကုန်သည်၊ ဟုတော - ကုန်၍၊ စိရံ- သော၊
 ဒီသံ-သော၊ အဒ္ဓါနံ - လုံး၊ အဋ္ဌသု- ကုန်ပြီ၊ ဝါသေဋ္ဌ - ဋ္ဌ၊ ဟထာယထာ-
 အားဖြင့်၊ တေသတ္တာ-တို့သည်၊ ဘူမိပပ္ပဋကံ-ကို၊ ပရိဘုဉ္ဇန္တာ-ကုန်သည်ရှိသော်၊
 တမ္ဘက္ခာ-ကုန်သည်၊ တဒါဟာရာ- ကုန်သည်၊ ဟုတော-ကုန်၍၊ စိရံ-သော၊ ဒီသံ-
 သော၊ အဒ္ဓါနံ-လုံး၊ အဋ္ဌသု-ကုန်ပြီ၊ တထာတထာ-အားဖြင့်၊ တေသံသတ္တာနံ-
 တို့၏၊ ကာယသ္မိံ - ဌံ၊ ဘိယျေဝသော - လွန်ကဲသော၊ မတ္တာယ-အတိုင်းအရှည်
 ဖြင့်၊ ခရတ္တဉ္ဇေဝ-သည်လည်း၊ ဩက္ကမိ-ပြီ၊ ဝဏ္ဏဇေ ဝဋ္ဌတာစ- သည်လည်း၊
 ပညာယိတ္ထ-ပြီ၊ ဇေက-ကုန်သော၊ သတ္တာ-တို့သည်၊ ဝဏ္ဏဝန္ဓော- ကုန်သည်၊
 ဟောန္တိ-ကုန်၏၊ ဇေက - ကုန်သော၊ သတ္တာ- တို့သည်၊ ဒုဗ္ဗဏ္ဏာ - ကုန်သည်၊
 ဟောန္တိ-ကုန်၏၊ တတ္ထတေသု သတ္တေသု- တို့တွင်၊ ယေတေသတ္တာ - တို့သည်၊
 ဝဏ္ဏဝန္ဓော-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ တေသတ္တာ-တို့သည်၊ ဒုဗ္ဗဏ္ဏေ- ကုန်
 သော၊ သတ္တေ-တို့ကို၊ အတိမညန္တိ-ကုန်၏၊ ကိံ - သို့၊ အတိမညန္တိ-ကုန်သည်၊
 မယံ-တို့သည်၊ ဇေတဟိ သတ္တေဟိ-တို့ထက်၊ ဝဏ္ဏဝန္တတဏှ-ကုန်၏၊ ဇေတ-
 သတ္တာ-တို့သည်၊ အမေဟိ-တို့အောက်၊ ဒုဗ္ဗဏ္ဏတရာ-ကုန်၏၊ ဝဏ္ဏာတိမာနပစ္စယာ-
 ကြောင့်၊ မာနာတိမာနဇာတိကာနံ-ကုန်သော၊ တေသံသတ္တာနံ-တို့အား၊ ဝါ-
 တို့၏၊ ဘူမိပပ္ပဋကော - သည်၊ အန္တရဓာယိ-ပြီ။

ဘူမိပပ္ပဋကံ တေသံ ကမ္မဗလေန ဥပရိသာဂေ ကက္ခလဘာဝံ အာပဋိတွာ ဟေဋ္ဌာ-
 ပုရိမာကာရေနေဝ ဋ္ဌိတံ။ ယဿစ မလေန အယံ မဟာပထဝီ သပဗ္ဗတ သမုဒ္ဒ-
 ကာနနာ ဟေဋ္ဌာ ဥဒကေ အနိမ္မုဇမာနာ အဝိကိရိယမာနာ ကုလ္လုပရိဝိယ နိစ္စလာ-
 တိဋ္ဌတိ တံပထဝီ ရသမဏ္ဍန္တိ အတ္ထော၊ ဘောနာဟ ပထဝီမဏ္ဍောတိအာဒိ- ဟူသော
 ဝိမတိဝိနောဒနိဋ္ဌိကာတို့နှင့်ညီ၏။

ပဒါလတာပါတုဘာဝ

၁၂၄။ ဘူမိပပွဋ္ဌဇကေ- သည်၊ အန္တရယ်တေ- သော်၊ ပဒါလတာ - ပဒါ
 အမည်ရှိသောနွယ်သည်၊ ဝါ-ကောင်းသောနွယ်သည်၊ ဝါ-နွယ်ချိုသည်၊ ပါတု
 ရဟောသိ-ပြီ၊ သေယျထာပိနာမ - မည်သည်၊ * ကလမ္မကာ - ကန်စွန်းနွယ်
 သည်၊ ပါတုရဟောသိ သေယျထာပိ-သို့၊ ဧဝမေဝ-တူသာလျှင်၊ ပဒါလတာ-
 သည်၊ ပါတုရဟောသိ-ပြီ၊ သာ ပဒါလတာ-သည်၊ ဝဏ္ဏသမ္ပန္နာ-သည်လည်း
 ကောင်း၊ ဂန္ဓသမ္ပန္နာ-သည်လည်းကောင်း၊ ရသသမ္ပန္နာ - သည်လည်းကောင်း၊
 အဟောသိ-ပြီ၊ သေယျထာပိနာမ-မည်သည်၊ သမ္ပန္နံ - သော၊ သပ္ပိဝါ - သည်
 သော်လည်းကောင်း၊ သမ္ပန္နံ- သော၊ နဝနိတံဝါ - သည်သော်လည်းကောင်း၊
 ဟောတိသေယျထာပိ-သို့၊ ဧဝံ-တူ၊ ဝဏ္ဏာ-သည်၊ အဟောသိ - ပြီ၊ သေယျထာပိ-
 နာမ-မည်သည်၊ အနေဋ္ဌကံ - သော၊ ခုဒ္ဒမရ - သည်၊ အသာဒံ-သည်၊ ဟောတိ-
 သေယျထာပိ-သို့၊ ဧဝံ-တူ၊ အသာဒါ-သည်၊ အဟောသိ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ အလ-
 တသ္မိံ ကာလေ-နွယ်ချိုပေါ်လာရာ ထိုအခါ၌၊ တေသတ္တာ-တို့သည်၊ ပဒါလတံ-
 ကို၊ ပရိဘုဉ္ဇတံ-ဌာ၊ ဥပက္ကမိံ သု-ကုန်ပြီ၊ တေသတ္တာ-တို့သည်၊ ဧပဒါလတံ-ကို၊ ပရိ
 ဘုဉ္ဇန္တာ-ကုန်သည်ရှိသော်၊ တမ္ဘက္ခာ-ကုန်သည်၊ တဒါဟာရာ-ကုန်သည်၊ ဟုတုာ-
 ကုန်၍၊ စိရံ-သော၊ ဒီသံ-သော၊ အဒ္ဓါနံ-လုံး၊ အဋ္ဌသု-ကုန်ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ယထာ-
 ယထာ-အားဖြင့်၊ တေသတ္တာ-တို့သည်၊ ပဒါလတံ-ကို၊ ပရိဘုဉ္ဇန္တာ-ကုန်သည်ရှိ
 သော်၊ တမ္ဘက္ခာ - ကုန်သည်၊ တဒါဟာရာ-ကုန်သည်၊ ဟုတုာ-ကုန်၍၊ စိရံ-သော၊
 ဒီသံ-သော၊ အဒ္ဓါနံ-လုံး၊ အဋ္ဌသု-ကုန်ပြီ၊ တထာတထာ-အားဖြင့်၊ တေသံ-
 သတ္တာနံ-တို့၏၊ ကဒယသ္မိံ -၌၊ ဘိယျောသော-သော၊ မတ္တာယ-ဖြင့်၊ ခရတ္တဉ္စေဝ-
 သည်လည်း၊ ဩက္ကမိ-ပြီ၊ ဝဏ္ဏေဝ ဝဇ္ဇတာစ-သည်သည်၊ ပညာယိတ္ထ-ပြီ၊ ကေ-
 ကုန်သော၊ သတ္တာ-တို့သည်၊ ဝဏ္ဏဝန္ဓော-ကုန်သည်၊ ဟောဒန္တိ-ကုန်၏၊ ဧကေ-ကုန်
 သော၊ သတ္တာ-တို့သည်၊ ဒုဗ္ဗဏ္ဏာ-ကုန်သည်၊ ဟောဒန္တိ-ကုန်၏၊ တတ္ထတေသု-
 သတ္တေသု-တို့တို့၏၊ ယတေသက္ခာ-တို့သည်၊ ဝဏ္ဏဝန္ဓော-ကုန် သည်၊ ဟောဒန္တိ-ကုန်

* မှတ်ချက်။ ။ ဤဥပမာဝါကျ၌ ကလမ္မကာ-ဟု ဥ-သရနှင့်လည်းကောင်း၊ ကလမ္မကာ-
 ဟု အ-သရနှင့်လည်းကောင်း ပါဠိနှစ်ထွေရှိကြ၏။ တမ္မကောစ ကလမ္မ-
 ကော။ ဘူကဏ္ဍ အရညာဒိဝဂ်-အဘိဓာန်။ ဒွယံကလမ္မကေ ကမု-ကင်္ခါယံ၊ ဣ။
 ဗုန္ဓောစ၊ ကေဇလေ ကလမ္မတိတိ ကလမ္မကော၊ ဣ။ အဿု။ ဥပေါမိကာပိ။
 ဥဒကံ အပဂတာ ဥပေါမိကာ။ ၎င်းဂ္ဂိကာ။ ဤဂ္ဂိကာ၌ တမ္မက သဒ္ဓါ၊ ကလမ္မကသဒ္ဓါ၊
 ကန်စွန်းဟော- ပရိယာယ်နှစ်ပုဒ်ဟုဆို၏။ စာကိုယ်၌-ကလမ္မကော-ဟု အ-သရနှင့်
 ရှိ၏။ အဿု-ဟု ဂ္ဂိကာ၌ဆိုသောကြောင့် ဂ္ဂိကာအလို-ကလမ္မကော-ဟု ဥ-သရနှင့်
 သင့်၏။ အဘိဓာန်နိဿယသစ်ဆရာကား တမ္မက-ဟင်းနုငယ်။ ကလမ္မက (ကလမ္မိကာ)
 ကန်စွန်း-ဟုဆို၏။ ဤနိဿယသစ် အလို။ တမ္မက-သဒ္ဓါ ကန်စွန်းဟောမဟုတ်။ ဟင်းနုငယ်
 ဟောသာတည်း။ အဒုပရပ်ကို ထောက်သော် ကလမ္မကော-ဟူသော အ-သရနှင့်ပါဠိ၊
 ကလမ္မိကာ-ဟူသော ဣသရနှင့်ပါဠိ၊ ကလမ္မကာ-ဟူသော ဥသရနှင့်ပါဠိ၊ ဤပါဠိ
 သုံးထွေလုံးသည် အသင့်ချည်းသာဟု မှတ်ယူရမည်။

၏၊ တေသတ္တဝါ-တို့သည်၊ ဒုဗ္ဗဏ္ဍေ-ကုန်သော၊ သတ္တေ-တို့ကို၊ အတိမညန္တိ-ကုန်၏၊
 ကိံ-သို့၊ အတိမညန္တိ-ကုန်သနည်း၊ မယံ-တို့သည်၊ ဧတေဟိသတ္တေဟိ-တို့ထက်၊
 ဝဏ္ဏဝန္တတရာ-ကုန်၏၊ ဧတေ ဓတ္တာ-တို့သည်၊ အမေဟိ-တို့အောက်၊ ဒုဗ္ဗဏ္ဍ-
 တရာ-ကုန်၏၊ ဣတိ-သို့၊ အတိမညန္တိ-ကုန်၏၊ ဝဏ္ဏာတိမာနပစ္စယာ-ကြောင့်၊
 မာနာတိ မာနဇာတိကဗန်-ကုန်သော၊ တေသံ သတ္တာနံ-တို့အား၊ ဝါ-တို့၏၊
 ပဒါလတာ-သည်၊ အန္တရဓာယိ-ပြီ၊ ပဒါလတာယ-သည်၊ အန္တရဟိတာယ-
 သော်၊ သန္တိပတိံ သု-ကုန်ပြီ၊ သန္တိပတိတော-ကုန်ပြီး၍၊ အနုတ္တုနိံ သု-ကုန်ပြီ၊
 ကိံ-သို့၊ အနုတ္တုနိံ သု-ကုန်သနည်း၊ နော-ငါတို့အား၊ ပုဗ္ဗေ-ရှေး၌၊ ဝါ-က၊
 ဗေရရသာ-ချိုမြိန် ကောင်းမြတ်သော အရသာရှိသော၊ ပဒါလတာ- သည်၊
 အဟု ဝတ-ဪ ဖြစ်ခဲ့လေပြီတကား၊ ဝါ-ဖြစ်ခဲ့လေပြီ ဪ၊ ဧတရဟိပိ-
 ဤအခါ၌လည်း၊ ဝါ-ယခုအခါ၌လည်း၊ နော-တို့အား၊ ဝါ-တို့၏၊ ပဒါ-
 လတာ-သည်၊ အဟာယိဝတ-ဪ ဆုတ်ယုတ်ခဲ့လေပြီတကား၊ ဝါ-ဆုတ်ယုတ်
 ခဲ့လေပြီဪ၊ ဣတိ-သို့၊ အနုတ္တုနိံ သု- ကုန်ပြီ၊ တံအနုတ္တုနိံ-ကို၊ ဥပါဒါ
 ယ-ကုန်၍၊ ဧတရဟိပိ-၌လည်း၊ မနုဿာ-တို့သည်၊ ဧကနစိ-တစုံတစ်ခုသော၊
 ဒုက္ခဓမ္မနု-ဆင်းရဲခြင်းသဘောရှိသောတရားသည်၊ ဖုဋ္ဌာ-နှိပ်စက်အပ်ကုန်သည်၊
 သမာနာ-ဖြစ်ကုန်သည်ရှိသော်၊ ဧဝံ-သို့၊ အာဟံ သု-ကုန်ပြီ၊ ကိံ-သို့၊ အာဟံ သု-
 ကုန်သနည်း၊ နော-တို့အား၊ ပုဗ္ဗေ-၌၊ ဣဋ္ဌံ-အလိုရှိအပ်သော အာရုံသည်၊
 အဟု ဝတ-ဪ ဖြစ်ခဲ့လေပြီတကား၊ ဧတရဟိပိ-၌လည်း၊ နော-တို့အား၊
 ဝါ-တို့၏၊ ဣဋ္ဌံ-ဣဋ္ဌာရုံသည်၊ အဟာယိဝတ-ဪ ဆုတ်ယုတ်ခဲ့လေပြီတကား၊
 ဣတိ ဧဝံ-သို့၊ အာဟံ သု-ကုန်ပြီ၊ ပေါရာဏံ-သော၊ အဂ္ဂညံ-သော၊ တဒေဝ
 အက္ခရံ-သို့သာလျှင်၊ အနုသရန္တိ-ကုန်၏၊ တု-ကုန်သော်လည်း၊ အဿ အက္ခရဿ-
 ၏၊ အတ္ထံ-ကို၊ န အာဇာနန္တိ ဧဝ-ကုန်သည်သာ။

အကဋ္ဌပါကသဒလိပါတုဘာဝ

၁၂၅။ ဝါသေဋ္ဌ-ဋ္ဌ၊ အထ ပစ္စာ-နှယ်ချိုကွယ်ပြီးရာ ကာလမှ နောက်၌၊
 တေသံ သတ္တာနံ-တို့အား၊ ဝါ-တို့၏၊ ပဒါလတာယ-သည်၊ အန္တရဟိတာယ-
 သော်၊ အကဋ္ဌပါကော-ထွန်ဖြင့် မရေးခြစ်အပ်သော မြေအဖို့၌တည်လျက် မှည့်
 ရင့်သော၊ အကဏော-ဆန်ကျိုးဆန်ကွဲမရှိသော၊ အထုသော-အခွံဖွဲ မရှိသော၊
 သုဒ္ဓေါ-သန်ရှင်းစင်ကြယ်သော၊ သုဂန္ဓေ-ကောင်းသောအနံ့ ရှိသော၊ တဏှု-
 လပူလော-ဆန်သာလျှင်ဖြစ်သော အသီးရှိသော၊ သာလိ-သလေးသည်၊ ဝါ-
 ကောက်ကြီးသည်၊ ပါတုရဟောသိ-ပြီ၊ ယံတံဋ္ဌာနံ-အကြင်အရပ်ကို၊ မနုဿာ-
 တို့သည်၊ သာယံ-ညချမ်းအခါ၌၊ သာယမာသာယ-ညစာစားခြင်းငှာ၊ အာဟာရန္တိ-
 ဆောင်ယူကြကုန်၏၊ တံ ဋ္ဌာနံ-ထို ဆောင်ယူအပ်သော အရပ်သည်၊ ပါတော-

နံနက်အခါ၌၊ ပက္ခိမုည့်ရင့်ပြန်သည်။ ပဋိဝိရူဠံ-တစ်ဖန်စည်ပင် ပေါက်ရောက်ပြန်သည်။ ဟောတိ-၏။ ယံ တံ ဌာနံ-ကို၊ မနုဿာ-တို့သည်၊ ပါတော-နံနက်အခါ၌၊ ပါတရာသယ-နံနက်စာ စားခြင်းငှာ၊ အာဟရန္တိ-ကုန်၏။ တံ ဌာနံ-သည်၊ သာယံ-ညချမ်းအခါ၌၊ ပက္ခိမုည့်-သည်။ ပဋိဝိရူဠံ-သည်။ ဟောတိ-၏။ အပဒါနံ-ရိတ်ဖြတ်အပ်ရာ အရပ်သည်။ န ပညာယတိ-မထင်ရှားခဲ့၊ ပါသေဋ္ဌ-ဋ္ဌ၊ အထတသ္မိံ ကာလေ-သလေးဆန် ပေါ်လာရာ ထိုအခါ၌၊ တေ သတ္တာ- တို့သည်၊ အကဋ္ဌပါကံ-သော၊ သာလိံ-ကို၊ ပရိဘုဉ္ဇန္တာ-ကုန်သည်ရှိသော်၊ တမ္ဘက္ခာ-ထို သလေးဆန်ဟူသော အစာရှိကြကုန်သည်။ တဒါဟာရာ-ထို သလေးဆန်ဟူသော အာဟာရ ရှိကြကုန်သည်။ ဟုတော-ကုန်၍၊ စိရံ-သော၊ ဒီသံ-သော၊ အဒ္ဓါနံ-လုံး၊ အဋ္ဌံသု-ကုန်ပြီ။

ဣတ္ထိပုရိသလိင်္ဂံပါတုဘာဝ

၁၂၆။ ဝါသေဋ္ဌ-ဋ္ဌ၊ ယထာ ယထာ-အားဖြင့်၊ တေ သတ္တာ-တို့သည်၊ အကဋ္ဌပါကံ-သော၊ သာလိံ-ကို၊ ပရိဘုဉ္ဇန္တာ-ကုန်သည်ရှိသော်၊ တမ္ဘက္ခာ-ကုန်သည်၊ တဒါဟာရာ-ကုန်သည်၊ ဟုတော-ကုန်၍၊ စိရံ-သော၊ ဒီသံ-သော၊ အဒ္ဓါနံ-လုံး၊ အဋ္ဌံသု-ကုန်ပြီ။ တထာ တထာ-အားဖြင့်၊ သေသံ သတ္တာနံ-တို့၏၊ ကာယသ္မိံ-၌၊ ဘိယျော သော-သော၊ မတ္တာယ-ဖြင့်၊ ခရတ္တဉ္ဇေဝ-သည်လည်း၊ ဩက္ကမိ-ပြီ။ ဝဏ္ဏဇေဝဇ္ဇတာ စ-သည်လည်း၊ ပညာယိတ္ထ-ပြီ၊ ဣတ္ထိယာ စ-ရှေးလူဖြစ်စဉ်က မိန်းမဖြစ်ဖူးသော မိန်းမအားလည်း၊ ဣတ္ထိလိင်္ဂံ-ဣတ္ထိလိင်သည်၊ ဝါ-မိန်းမ၏ အသွင်အပြင်သည်၊ ပါတုရဟောသိ-ဖြီ၊ ပုရိသဿ စ-ရှေးလူ ဖြစ်စဉ်က ယောက်ျားဖြစ်ဖူးသော ယောက်ျားအားလည်း၊ ပုရိသလိင်္ဂံ-ပုရိသလိင်သည်၊ ဝါ-ယောက်ျား၏ အသွင်အပြင်သည်၊ ပါတုရဟောသိ-ပြီ၊ ဣတ္ထိ စ-မိန်းမသည်လည်း၊ ပုရိသံ-ယောက်ျားကို၊ ဝေလံ-အခါကို၊ ဝါ-အချိန်ကို၊ အတိ-လွန်၍၊ (တစ်နည်း) အတိဝေလံ-လွန်သော ကာလပတ်လုံး၊ ဥပနိဇ္ဈာယတိ-ငိုက်ဆိုက်တိမ်းယိမ်း တမိန်းမိန်းနှင့် တစိမ်းစိမ်း ကြည့်ရ၏။ ပုရိသော စ-သည်လည်း၊ ဣတ္ထိ-ကို၊ ဥပနိဇ္ဈာယတိ-၏၊ တေသံ သတ္တာနံ-တို့အား၊ ဝါ-တို့သည်၊ အတိဝေလံ-လုံး၊ အညမညံ-အချင်းချင်းကို၊ ဝါ-တစ်ယောက်သည် တစ်ယောက်ကို၊ ဥပနိဇ္ဈာယတိ-ကုန်သည်ရှိသော်၊ ဝါ-ကုန်စဉ်၊ သာရာဂေါ-ပြင်းစွာတပ်တတ်သော ရာဂသည်၊ ဥဒပါဒိ-ထင်ရှားဖြစ်ပြီ၊ ပရိဋ္ဌာဟော-ရာဂကြောင့်ဖြစ်သော ပူလောင်ခြင်းသည်၊ ကာယသ္မိံ-၌၊ ဩက္ကမိ-သက်ရောက်ပြီ၊ တေ သတ္တာ-တို့သည်၊ ပရိဋ္ဌာဟ ပစ္စယာ-ရာဂကြောင့် ဖြစ်သော ပူလောင်ခြင်းဟူသော အကြောင်းကြောင့်၊ မေထုနံ-ဆန္ဒရာဂတူမျှကြသည့် မိန်းမယောက်ျားနှစ်ဦးသားတို့၏ဥစ္စာဖြစ်သော၊ ဓမ္မံ-ရွာသူ ထုံးစံ ကျင့်အကြံကို၊ ပဋိသေဝိံ-သု-

မိဝဲကြကုန်ပြီ၊ ဝါသေဠ-ဠ၊ တေနသမယေန-မေထုန် မိဝဲကြရာ ထိုအခါ၌၊
 ယေတေသတ္တာ-တို့သည်၊ မေထုန်-သော၊ ဓမ္မ-ကို၊ ပဋိသေပန္နေ-ကုန်သော၊
 သတ္ထေ-တို့ကို၊ ပဿန္တိ-တွေ့မြင်ကြကုန်၏၊ တေသတ္တာ-တို့သည်၊ (သာမည
 အပေါင်းသတ္တာ) အညေ - တစ်ပါးကုန်သော၊ သတ္တာ - တို့သည်၊ (အစိတ်
 ဝိသေသ ကုတ္တဒါးများ) ပံသုံ-မြေမှုန်ကို၊ ခိပန္တိ-ပစ်ချကြကုန်၏၊ ဝါ-ဖြူးကြ
 ကုန်၏၊ အညေ-ကုန်သော၊ သတ္တာ-တို့သည်၊ သေဠိ-ပြာကို၊ ခိပန္တိ-ကုန်၏၊
 အညေ-ကုန်သော၊ သတ္တာ-တို့သည်၊ ဂေါမယံ-နှားချေးကို၊ ခိပန္တိ-ကုန်၏၊
 တိဝစနံ-ကို၊ ဝတှာ- ကုန်၍၊ ခိပန္တိ- ကုန်သနည်း၊ ငသလိ- အယုတ်ကောင်
 သတ္တဝါ၊ တို့-သည်၊ နဿ-ပျက်စီးသော၊ ငသလိ-သတ္တဝါ၊ တို့-သည်၊ နဿ-
 လော၊ ကထိဟိနဓမ- အဘယ် အကြောင်းကြောင့်သာလျှင်၊ သတ္ထော- သည်၊
 သတ္တဿ-အား၊ ဝေရူပံ-ဤသို့သဘောရှိသော၊ ကမ္မံ-အမှုကို၊ ကရိယတိနာမ-ပြုရ
 တုံသိသနည်း၊ ဣတိဣဒံဝစနံ-ကို၊ ဝတှာ-ကုန်၍၊ ခိပန္တိ-ကုန်၏၊ တဒေသံ တံတေ
 ခိပနံ-ထို မြေမှုန်ကိုပစ်ချခြင်း၊ ပြာကိုပစ်ချခြင်း၊ နှားချေးကိုပစ်ချခြင်းကို၊ ဥပါ-
 ဒါယ-အကြောင်းပြုကြကုန်၍၊ တေရဟိပံ-ဤအခါ၌လည်း၊ ဝါ-ယခုအခါ၌
 လည်း၊ ဝါ-ယခုလက်ထက်၌လည်း၊ မနုဿာ-တို့သည်၊ ဧကဇ္ဇေ-အချို့ ကုန်သော၊
 ဇနပဒေသု-ဇနပုဒ်တို့၌၊ ဝဇယာ-ချေးမကို၊ နိဂ္ဂယမာနာယ - အကြီးအကဲပြု၍
 ယူဆောင်အပ်သည်ရှိသော်၊ အညေ- ကုန်သော၊ သတ္တာ- တို့သည်၊ ပံသုံ-ကို၊
 ခိပန္တိ-ကုန်၏၊ အညေ-ကုန်သော၊ သတ္တာ-တို့သည်၊ သေဠိ-ကို၊ ခိပန္တိ-ကုန်၏၊
 အညေ-ကုန်သော၊ သတ္တာ-တို့သည်၊ ဂေါမယံ-ကို၊ ခိပန္တိ-ကုန်၏၊ ပေါရာဏံ-
 သော၊ အဂ္ဂည-သော၊ တဒေဝအက္ခရံ-ကိုသာလျှင်၊ အနုသရန္တိ-ကုန်၏၊ တု-
 ကုန်သော်လည်း၊ အဿအက္ခရဿ- ၏၊ အတ္ထံ-ကို၊ န အာဇနန္တိဝေ- ကုန်သည်
 သာ။

မေထုနဓမ္မသမာဓာရ

၁၂၇။ ဝါသေဠ-ဠ၊ တေနသမယေန- သြကာသ လောက၏ တိုးပွား၍
 ဖြစ်ရာ ထိုကမ္ဘာဦးအခါ၌၊ တံခိပနံ-ထို မြေမှုန်ကိုပစ်ချခြင်း၊ ပြာကိုပစ်ချခြင်း၊
 နှားချေးကို ပစ်ချခြင်းသည်၊ ဝါ-ကို၊ အဓမ္မသမ္မတံ-အဓမ္မဟူ၍ သမုတ်အပ်
 သည်၊ ဝါ-မတရားဟူ၍သမုတ်အပ်သည်၊ ဟောတိ-၏၊ တဒေဝံ တံတေခိပနံ-
 ထို မြေမှုန်ကို ပစ်ချခြင်း၊ ပြာကိုပစ်ချခြင်း၊ နှားချေးကို ပစ်ချခြင်းသည်၊ ဝါ-
 ကို၊ တေရဟိ-ဤအခါ၌၊ ဓမ္မသမ္မတံ-ဓမ္မဟူ၍ သမုတ်အပ်သည်၊ ဝါ-တရား
 ဟူ၍ သမုတ်အပ်သည်၊ ဟောတိ-၏၊ ဝါသေဠ-ဠ၊ တေနသမယေန-ကမ္ဘာသစ်
 ဖြစ်ရာ ထိုအခါ၌၊ ယေသတ္တာ-တို့သည်၊ မေထုန်-သော၊ ဓမ္မ-ကို၊ ပဋိသေပန္နေ-
 ကုန်၏၊ တေသတ္တာ-တို့သည်၊ မာသံပိ-တစ်လပတ်လုံးလည်းကောင်း၊ ဒေမာသံပိ-

နှစ်လပတ်လုံးလည်းကောင်း၊ ဝါမံဝါ-ရွာသို့ သော်လည်းကောင်း၊ နိဂမံဝါ-
 နိဂုံးသို့ သော်လည်းကောင်း၊ ပဝိသိတံနိ- ဝင်ခြင်းငှာ၊ နလဘန္တိ- မရကြကုန်၊
 ဝါသေဠ-ဠ၊ ယတော-အကြင်အခါ၌၊ တေသတ္တာ-တို့သည်၊ ဇာသိ အသဒ္ဓမ္မ-
 ထို သူတော်မဟုတ် သူယုတ်တို့၏ ဥစ္စာဖြစ်သော မေထုန်အကျင့်၌၊ ဝေလံ-ကို၊
 အတံ-ကုန်၍၊ * ပါတဗျတံ - တစ်စုံတစ်ခုသော ဝတ္ထုကို သောက်သကဲ့သို့
 သောက်အပ်သည်၏အဖြစ်သို့၊ ဝါ-မှီဝဲအပ်သည်၏ အဖြစ်သို့၊ ဝါ-ခံစားတတ်
 ကုန်သည်တို့၏ အဖြစ်သို့၊ အာပဇ္ဇိံ သု-ရောက်ကြကုန်ပြီ၊ အထတသ္မိံ ကာလေ-
 အလွန်ခံစားကြရာ ထိုအခါ၌၊ တဿေဝ အသဒ္ဓမ္မဿ - ကိုသာလျှင်၊ ပဋိစ္စခ-
 ဒနတ္ထံ-ဖုံးလွှမ်းရခြင်းအကျိုးငှာ၊ အဂါရာနိ- အိမ်တို့ကို၊ ကာတံနိ- ပြုခြင်းငှာ၊
 ဥပက္ကမိံ သု-ကုန်ပြီ၊ ဝါသေဠ-ဠ၊ အထတသ္မိံ ကာလေ- အိမ်များကို ဆောက်
 လုပ်ကြရာ ထိုအခါ၌၊ အညတရဿ-သော၊ အလသဇာတိကဿ-ပျင်းရိသည်၏
 အဖြစ်ဟူသောသဘောရှိသော၊ သတ္တဿ - အား၊ ဧတံ ပရိဝိတက္ကနံ - သည်၊
 အဟောသိ-ပြီ၊ ကိံ-သည်၊ အဟောသိ-နည်း၊ အမ္ဘော- အမောင်တို့၊ သာယံ-
 ညချမ်းအခါ၌၊ သာယမာသာယ-ညစာစားခြင်းငှာလည်းကောင်း၊ ပါတော-
 နံနက်အခါ၌၊ ပါတရာသာယ-နံနက်စာ စားခြင်းငှာလည်းကောင်း၊ သာလိံ-
 ကိံ၊ အာဟရန္တော-ဆောင်ရသော၊ အဟံ-သည်၊ ကိမေဝ-အဘယ်အကြောင်း
 ကြောင့်သာလျှင်၊ ဝိဟညာမိ-ဆင်းရဲရပါအံ့နည်း၊ ဝါ-ဆင်းရဲခံနိုင်ပါအံ့နည်း၊

* ဗုဒ္ဓိဗျာဏံ ။ ပါတဗျတန္တိ သေဝိတဗ္ဗတံ။ အဂ္ဂညသုတ် အဋ္ဌကထာ။ ဤအဋ္ဌကထာအလို
 ပါ-ဓာတ်၊ ပရိဘောဂ-အနက်ဟော၊ ပရိဘောဂ- ဟူသည် မှီဝဲခြင်းပင်
 တည်း ဟူလို၊ ပါတဗျတန္တိ တသ္မိံ အသဒ္ဓမ္မ ကိလေသကာမေန ပိဝိတဗ္ဗတံ ကိန္တိ-
 ပိဝိတဗ္ဗဝတ္ထု ပိဝန္တာဝိယ အတိဝိယ တောသေတွာ ပရိဘုဉ္ဇိတဗ္ဗတံ အာပဇ္ဇိံ သု၊
 အဂ္ဂညသုတ်ဒီကာ၊ ဤဒီကာ ဤပထဝိကပ်အလို ပါ-ဓာတ်၊ ပါန-အနက်ဟော၊
 သောက်ခြင်း-ဟူသည်လည်း ခံစားခြင်းပင်တည်း-ဟူလို၊ ပါတဗျတန္တိ ဝါ ပရိဘုဉ္ဇန-
 ကတံ အာပဇ္ဇိံ သု ဥပဂစ္ဆိံ သု။ ပရိဘောဂတ္ထော ဟိ အဟံ ပါသဒ္ဓေါ၊ ကတ္ထု သာ-
 ဓနော စ တဗျသဒ္ဓေါ။ ယထာရူပိ ပရိဘုဉ္ဇိံ သူဝိ အတ္ထော။ ၎င်းဒီကာ၊ ဤဒီကာ ဒုတိယ
 ပိကပ်အလို-ပါဓာတ် (ပရိဘောဂတ္ထ) ခံစားခြင်း အနက်ဟောတည်း။ တဗျ-ပစ္စည်း-
 ကမ္မသာဓနမဟုတ်၊ ကတ္ထုသာဓနတည်း။ အလိုရှိတိုင်း ခံစားတတ်ကုန်၏-ဟူလို၊ ကတ္ထရိစ
 တဗျောယထာတန္တိ။ ဘာဝကဓမ္မသုစေဝ ကတ္ထရိစ-တဗျပစ္စယော ဟောတိ တန္တိ-
 ယာ အနုရူပေန။ ကာမေသု ပါတဗျတံ အာပဇ္ဇိံ သု၊ ဧတ္ထစ ပါတဗျတန္တိ ပရိ-
 ဘုဉ္ဇိတဗ္ဗတန္တိ ဝါ ပရိဘုဉ္ဇနကတန္တိ ဝါ အတ္ထော၊ ပါသဒ္ဓေါ ပန ပရိဘောဂတ္ထော။
 ကိတ်သုတ္တမာလာသဒ္ဓနိတိ၊ ပါဠိတော်အား လျော်စွာ ဘော အနက်၊ ကံ အနက်၊
 ကတ္ထားအနက်တို့၌ တဗျပစ္စည်းသက်၊ ပြုယုဂ်ကား- ကာမေသု ပါတဗျတံ အာပဇ္ဇိံ သု-
 ဟူသည်တည်း။ ဤပြုယုဂ်၌ ပါတဗျတံ ဟူရာမှာ ခံစားအပ်သည်၏အဖြစ်သို့ ဟူသော
 ကံအနက်၊ ခံစားခြင်း ဟူသော ဘောအနက်၊ ခံစားတတ်သည်၏အဖြစ်သို့ ဟူသော
 ကတ္ထားအနက်ကို မှတ်ရမည်၊ ပါ သဒ္ဓါကား- (ပရိဘောဂတ္ထ- ခံစားခြင်း အနက်)
 ရှိ၏ ဟူလို။

ယန္တုန - အကယ်၍၊ အဟံ - သည်၊ * သကိံ ဒေဝ - တစ်ကြိမ်တည်းသာလျှင်၊ သာယ ပါတရာသာယ - ညနံနက်စာအကျိုးငှာ၊ ဝါ - ညနံနက်စာစားလောက်အောင်၊ သာလိံ - ကို၊ အာဟာရေယျံ - ဆောင်ရပါမူကား၊ သာဓု-ကောင်းသည်၊ အဿဝတ - တကား၊ ဣတိတေံ ပရိပိတက္ကနံ - သည်၊ အဟောသိ- ပြီ၊ ဝါသေဋ္ဌ - ဋ္ဌ၊ အထပစ္စာ- အကြံဖြစ်ပြီးရာကလေးမှ နောက်၌၊ သောသတ္တော- သည်၊ သကိံ ဒေဝ-တစ်ကြိမ်သာလျှင်၊ သာယပါတရာသာယ-ငှာ၊ သာလိံ -ကို၊ အာဟာသိ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ အဝတသ္မိံ ကာလေ-တစ်ကြိမ်တည်းဖြင့် ညနံနက် လုံလောက်အောင်ယူဆောင်ရာ ထိုအခါ၌၊ အညတရော-သော၊ သတ္တော- သည်၊ ယေနဋ္ဌာနေန-၌၊ သောသတ္တော-ထို ညနံနက်စာ လုံလောက်အောင် ယူဆောင်ပြီးသော သတ္တဝါသည်၊ အတ္ထိ-၏၊ တေနဋ္ဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတွာ-၍၊ တံသတ္ထိ-ထို ညနံနက်စာ လုံလောက်အောင် ယူဆောင်ပြီးသော သတ္တဝါကို၊ ဧဝံစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း။

ဘောသတ္ထ-အမောင်သတ္တဝါ၊ တံ-သည်၊ ဧဟိ-လာလော့၊ မယံ-တို့သည်၊ သာလာဟာရံ-သလေးကို ဆောင်ယူရာအရပ်သို့၊ (တစ်နည်း) သာလာဟာရံ-သလေးကို ဆောင်ယူရခြင်းအကျိုးငှာ၊ ဝမိဿာမ-သွားကြကုန်စို့၊ ဣတိတေံ-စနံ-ကို၊ အဝေါစ-ပြီ၊ ဘောသတ္ထ-အမောင်သတ္တဝါ၊ အလံ-တော်လောက်ပြီ၊ ဝါ-မလိုက်လိုပြီ၊ မေ-သည်၊ သကိံ ဒေဝ-သာလျှင်၊ သာယပါတရာသာယ-ငှာ၊ သာလိံ-ကို၊ အာဟာတော-ဆောင်အပ်ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ အဝတသ္မိံ ကာလေ- ညနံနက်စာ လုံလောက်အောင် ယူဆောင်ပြီးသော သတ္တဝါက ပြောဆိုရာ ထိုအခါ၌၊ သောသတ္တော-သည်၊ တဿသတ္တဿ - ထို ညနံနက်စာ လုံလောက်အောင် ယူဆောင်ပြီးသော သတ္တဝါ၏၊ ဒိဋ္ဌာနဂတိံ- အယူသို့အတုလိုက်ခြင်းသို့၊ ဝါ-မြင်အပ်သော အမူအရာသို့ အတုလိုက်ခြင်းသို့၊

* ဖုတ်ချက်။ ။ဤဝါကျဝယ် သကိံ ဒေဝ ဟူသောပါဠိအရာ၌ သကိံ ဒေဝဟု နိဂ္ဂဟိတန္တ နှင့်လည်းကောင်း၊ သကိံ ဒေဝ-ဟု ဣကာရန္တနှင့်လည်းကောင်း ပါဠိနှစ်ထွေ ရှိရာ၊ သကိံ ဒေဝ-ဟု နိဂ္ဂဟိတန္တနှင့်ရှိသောပါဠိသာ ဒကာရော- ဥ-ဥပသဂ္ဂ-သကိံ ကေနစိ ကိဉ္စိ-ကိသ္မိဉ္စိ- ကောစိ-သမ္မာ-ယာဝ-တာဝ ပုန ယ-တ-ဧတ-အတ္ထ-သာ ဒီဟိ နိပါတောစ၊ သကိံ ဒေဝ-သကိံ ဒေဝ။ ဧဝံ သကဒါမိ။ မဟာဝုတ္တိသုတ္တေန ဣ ကာရဿ-အကာရော တထာ ကေနစိ ဒေဝ ကိဉ္စိဒေဝ ကိသ္မိဉ္စိဒေဝ ကောစိဒေဝ- ဟူသောသန္တိ ရူပသိဒ္ဓိနှင့်ညီ၏။ ဤရူပသိဒ္ဓိ၌ ကေနစိနိပါတ်၊ ကိဉ္စိနိပါတ်၊ ကိသ္မိဉ္စိ နိပါတ်၊ ကောစိနိပါတ်ပုဒ်တို့နောင် ဒ-လာသကဲ့သို့၊ သကိံ ဟူသော နိဂ္ဂဟိတန္တ နိပါတ်ပုဒ်နောင် ဒ-လာသည်ကို သတိပြုရမည်။ ဧတဒဝေါစ၊ ဧတဒဟောသိ စသော ပြုယုဂ်များ၌ ဧဝံအဝေါစ + ဧဝံအဟောသိ-ဟု ပဒစ္စေဒပြု၍ မဒါသရေ သုတ်ဖြင့် တ-ထက်နိဂ္ဂဟိတ်ကို ဒ-ပြုသကဲ့သို့ ကိ-ထက် နိဂ္ဂဟိတ်ကို ဒ-ပြုသည်ဟု ယူဆမိကြ ဟန်ရှိ၏။ နိဂ္ဂဟိတ်တို့ ဒ-ပြုရလျှင် ဒ-လာဖွယ် မလိုပြီ။

အာပဇ္ဇမာနော-ရောက်သည်ရှိသော်၊ သင်္ကံ ဒေဝ-သာလျှင်၊ ဒွိဟာယ-နှစ်ရက်
 စာ အကျိုးငှာ၊ ဝါ-နှစ်ရက်စာ စားလောက်အောင်၊ သာလိ-ကို၊ အာဟာသိ-
 ပြီ၊ ကိ-သို့၊ မနသိကတွာ-၍ အာဟာသိ-နည်း၊ ဘော-တို့၊ ဧဝံပိ-ဤသို့
 တစ်ကြိမ်တည်းဖြင့် နှစ်ရက်စာ လုံလောက်အောင် ယူဆောင်ခြင်းသည်လည်း၊
 သာဓုကိရ-ကောင်းဆတတ်၊ ဝါ-သတို့၊ ဝါ-ကောင်းပေသကိး၊ ဣတိမနသိ-
 ကတွာ-၍၊ အာဟာသိ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ အထတသ္မိ-ကာလေ-တစ်ကြိမ်တည်း
 ဖြင့် နှစ်ရက်စာလုံလောက်အောင် ယူဆောင်ရာ ထိုအခါ၌၊ အညတရော-သော၊
 သတ္တော-သည်၊ ယေနဋ္ဌာနေန-၌၊ သောသတ္တော-ထို နှစ်ရက်စာ လုံလောက်
 အောင် ယူဆောင်ပြီးသော သတ္တဝါသည်၊ အတ္ထိ-၏၊ တေနဋ္ဌာနေန- သို့၊
 ဥပသင်္ကမိ-၏၊ ဥပသင်္ကမိတွာ-၍၊ တံသတ္တံ-ကို၊ ဧဝံစနံ-ကို၊ အဝေါစ-ပြီ၊
 ကိ-သို့၊ အဝေါစ-နည်း၊ ဘောသတ္တ-ဝါ၊ တံ-သည်၊ ဖဟိ-လာလော၊ မယံ-
 တို့သည်၊ သာလာဟာရံ-သို့၊ ဂမိဿာမ-ကုန်စို့၊ ဣတိ-သို့၊ အဝေါစ-ပြီ၊
 ဘောသတ္တ-ဝါ၊ အလံ-ပြီ၊ မေ-သည်၊ သင်္ကံ ဒေဝ-သာလျှင်၊ ဒွိဟာယ-ငှာ-
 သာလိ-ကို၊ အာဟတော-ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ အထတသ္မိ-
 ကာလေ-တစ်ကြိမ်တည်းဖြင့် နှစ်ရက်စာလုံလောက်အောင် ယူဆောင်ပြီးသော
 သတ္တဝါက ပြောဆိုရာ ထိုအခါ၌၊ သောသတ္တော-သည်၊ တဿသတ္တဿ-၏၊
 ဒိဋ္ဌာနုဂတိ-သို့၊ အာပဇ္ဇမာနော-သော်၊ သင်္ကံ ဒေဝ-သာလျှင်၊ စတုဟာယ-
 လေးရက်စာအကျိုးငှာ၊ သာလိ-ကို၊ အာဟာသိ-ပြီ၊ ကိ-သို့၊ မနသိကတွာ-
 ၍၊ အာဟာသိ-နည်း၊ ဘော-အမောင်တို့၊ ဧဝံပိ-ဤသို့ တစ်ကြိမ်တည်းဖြင့်
 လေးရက်စာလုံလောက်အောင် ယူဆောင်ခြင်းသည်လည်း၊ သာဓုကိရ-သတတ်၊
 ဣတိမနသိကတွာ- ၍၊ အာဟာသိ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ အထတသ္မိ-ကာလေ-
 တစ်ကြိမ်တည်းဖြင့် လေးရက်စာ လုံလောက်အောင် ယူဆောင်ရာ ထိုအခါ၌၊
 အညတရော-သော၊ သတ္တော-သည်၊ ယေနဋ္ဌာနေန-၌၊ သောသတ္တော-ထိုလေးရက်
 စာ လုံလောက်အောင်ယူဆောင်ပြီးသောသတ္တဝါသည်၊ အတ္ထိ-၏၊ တေနဋ္ဌာနေန-
 သို့၊ ဥပသင်္ကမိ-၏၊ ဥပသင်္ကမိတွာ-၍၊ တံ သတ္တံ-ကို၊ ဧဝံစနံ-ကို၊ အဝေါစ-
 ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ ဘော သတ္တ-ဝါ၊ တံ-သည်၊ ဖဟိ-လော၊
 မယံ-တို့သည်၊ သာလာဟာရံ-သို့၊ ဂမိဿာမ-ကုန်စို့၊ ဣတိ-သို့၊ အဝေါစ-ပြီ၊
 ဘော သတ္တ-ဝါ၊ အလံ-ပြီ၊ မေ-သည်၊ သင်္ကံ ဒေဝ-သာလျှင်၊ စတုဟာယ-
 ငှာ၊ သာလိ-ကို၊ အာဟတော-ပြီ၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊
 အထ တသ္မိ- ကာလေ-ပြောဆိုရာ ထိုအခါ၌၊ သော သတ္တော-သည်၊ တဿ
 သတ္တဿ-ထို လေးရက်စာ လုံလောက်အောင် ယူဆောင်ပြီးသော သတ္တဝါ၏
 သာလျှင်၊ ဒိဋ္ဌာနုဂတိ-သို့၊ အာပဇ္ဇမာနော-သော်၊ သင်္ကံ ဒေဝ-သာလျှင်၊
 အဋ္ဌာဟာယ-ရှစ်ရက်စာ စားလောက်အောင်၊ သာလိ-ကို၊ အာဟာသိ-ပြီ၊
 ကိ-သို့၊ မနသိကတွာ-၍၊ အာဟာသိ-နည်း၊ ဘော-တို့၊ ဧဝံပိ-ဤသို့တစ်ကြိမ်

၉

တည်းဖြင့် ရှစ်ရက်စာလုံလောက်အောင် ယူဆောင်ခြင်းသည်လည်း၊ သာဓုကိရ-
 သတတ်၊ ဣတိ မနသံ ကတော-၍၊ အာဟာသိ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ယတော-
 အကြင်အခါ၌၊ တေ သတ္တဝ-တို့သည်၊ သန္တိမိကာရကံ-သို့မိုး သိမ်းဆည်းခြင်းကို
 ပြုကြကုန်၍၊ ပရိဘုဉ္ဇိတုံ-ငှာ၊ ဥပက္ကမိ သု-ကုန်ပြီ၊ အထ တသ္မိံ ကာလေ-သို့မိုး
 သိမ်းဆည်းခြင်းကို ပြုကြကုန်၍ သုံးဆောင်ခြင်းငှာ အားထုတ်ကြရာ ထို အခါ
 ၌၊ ကဏောပိ-ဆန်ကျိုး ဆန်ကဲ့သည်လည်း၊ တဏှုလံ-ဆန်ကို၊ ပရိယောနန္ဒိ-
 မြေးယုက်ပြီ၊ ထုသောပိ-အခွံသည်လည်း၊ ဝါ-ဖွံ့သည်လည်း၊ တဏှုလံ-ကို၊
 ပရိယောနန္ဒိ-ပြီ၊ လူနံပိ-ရိတ်ဖြတ်အပ်ရာ အရပ်သည်လည်း၊ နပ္ပုဋ္ဌိဝိဇ္ဇဉ် တစ်ဖန်
 မစည်ပင်မပေါက်ရောက်ပြီ၊ အပဒါနံ-ရိတ်ဖြတ်အပ်ရာအရပ်သည်၊ ပညာယိတ္ထ-
 ထင်ရှားပြီ၊ သာလယော-တို့သည်၊ သဏှသဏှာ-တစ်ခုတစ်ခုသောအရပ်၌ အစု
 အစုတို့သည်၊ ဟုတော-ကုန်၍၊ အဋ္ဌသု-တည်ကြကုန်ပြီ။

သာလိမိတာဂ

၂၂၀။ ဝါသေဋ္ဌ-ဋ္ဌ၊ အထ တသ္မိံ ကာလေ-သလေး၏ ဆုတ်ယုတ်ရာ ထို
 အခါ၌၊ တေ သတ္တဝ-တို့သည်၊ သန္တိပတိံ သု- ကုန်ပြီ၊ သန္တိပတိတော-ကုန်ပြီး၍၊
 အနုတ္တုနိံ သု-ကုန်ပြီ၊ ကိ-သို့၊ အနုတ္တုနိံ သု-ကုန်သနည်း၊ ဘော-အိုအချင်း
 တို့၊ ပါပကာ-ယုတ်မာကုန်သော၊ မော-ဟိုသည်၊ သတ္တေသု-တို့၌၊ ပါတုဘူတာ
 ဝတ-ဩဠာ ထင်ရှားဖြစ်ခဲ့ကုန်ပြီတကား၊ ဝါ-ထင်ရှားဖြစ်ခဲ့ကုန်ပြီဩဠာ၊ ဟိ-
 ထင်စွာ ပြုကြပါကုန်အံ့၊ မယံ-တို့သည်၊ ပုဗ္ဗေ-၌၊ မနောမယာ-ကုန်သည်၊
 ပီတိ ဘက္ခာ-ကုန်သည်၊ သယံ ပဘာ-ကုန်သည်၊ အန္တလိက္ခစရာ-ကုန်သည်၊
 သုဘဋ္ဌာယိနော-ကုန်သည်၊ အဟုမ္မာ-ကုန်ပြီ၊ စိရံ-သော၊ ဒိဃံ-သော၊ အဗ္ဗါနိ-
 ပတ်လုံး၊ အဋ္ဌမ္မာ-ကုန်ပြီ၊ ဘေသံ နော အမှာကံ-သို့ ငါတို့အား၊ ကဒါစိ-
 တစ်ရံတစ်ခါ၊ ကရုဟစိ-ဘစ်ရံတစ်ဆစ်၊ ဒိဃဿ-သော၊ အဗ္ဗုနော-၏၊ အစူယေန-
 ၌၊ ဥဒကသ္မိံ-၌၊ ရသပထဝီ-သည်၊ သမတနိ-ပြီ၊ သာ ရသပထဝီ-သည်၊ ဝဏ္ဏ
 သမ္ပန္နာ-သည် လည်းကောင်း၊ ဂန္ဓသမ္ပန္နာ-သည် လည်းကောင်း၊ ရသသမ္ပန္နာ-
 သည် လည်းကောင်း၊ အဟောသိ-ပြီ၊ ဘေ မယံ-တို့ ငါတို့သည်၊ ရသပထဝီ-
 ကို၊ ဟတ္ထေဟိ-တို့ဖြင့်၊ ဂဟေတော-ကုန်၍၊ နောလုပ္ပကာရကံ-ကုန်၍၊ ပရိဘုဉ္ဇိ
 တုံ-ငှာ၊ ဥပက္ကမိမ္မ-ကုန်ပြီ၊ ဘေသံ နော-သို့ ငါတို့သည်၊ ရသပထဝီ-ကို၊
 ဟတ္ထေဟိ-တို့ဖြင့်၊ ဂဟေတော-ကုန်၍၊ ပရိဘုဉ္ဇိတုံ-ငှာ၊ ဥပက္ကမတံ-ကုန်သည်
 ရှိသော်၊ သယံပဘာ-သည်၊ အန္တဂုဓေယိ-ပြီ၊ တာယ သယံ ပဘာယ-သည်၊
 အန္တရဟိတာယ-သော်၊ စန္ဒိမသုရိယာ-တို့သည်၊ ပါတုရဟေသုံ-ကုန်ပြီ၊ စန္ဒိမ
 သုရိယေသု-တို့သည်၊ ပါတုဘူဘေသု-ကုန်သည်ရှိသော်၊ နက္ခတ္တာနိ-တို့သည်
 လည်းကောင်း၊ တာရကရူပါနိ-တို့သည် လည်းကောင်း၊ ပါတုရဟေသုံ-ကုန်ပြီ၊
 နက္ခတ္တေသု-တို့သည် လည်းကောင်း၊ တာရကရူပေသု-တို့သည် လည်းကောင်း။

ပါတုတုတေသု-ကုန်သည်ရှိသော်၊ ရတ္တိန္ဒြိယ-တို့သည်၊ ပညာယိံသု-ကုန်ပြီ၊
 ရတ္တိန္ဒြိယေသု-တို့သည်၊ ပညာယမာနေသု-ကုန်သည်ရှိသော်၊ မာသစုမာသာ-
 တို့သည်၊ ပညာယိံသု-ကုန်ပြီ၊ မာသစုမာသေသု-တို့သည်၊ ပညာယမာနေသု-
 ကုန်သည်ရှိသော်၊ ဥတုသံဝဇ္ဇရာ-တို့သည်၊ ပညာယိံသု-ကုန်ပြီ၊ တေ မယံ-
 တို့သည်၊ ရသပထဝီ-ကို၊ ပရိဘုဉ္ဇန္တာ-ကုန်သည်ရှိသော်၊ တမ္ဘက္ခာ-ကုန်သည်၊
 တဒါဟာရာ-ကုန်သည်၊ ဟုတော-ကုန်၍၊ စိရံ-သော၊ ဒီဃံ-သော၊ အဒ္ဓါနံ-
 ပတ်လုံး၊ အဋ္ဌမ္ဘာ-ကုန်ပြီ၊ တေသံ နော-တို့အား၊ ပါပကာနံ ယေဝ-ယုတ်မာ
 သည်သာလျှင် ဖြစ်ကုန်သော၊ အကုသလာနံ-အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ-
 တို့၏၊ ပါတုဘာဝါ-ထင်ရှားဖြစ်ခြင်းကြောင့်၊ ရသပထဝီ-သည်၊ အန္တရဓာယိ-
 ပြီ၊ ရသပထဝီယာ-သည်၊ အန္တရဟိတာယ-သော်၊ ဘူမိပပ္ပဋ္ဌကော-သည်၊
 ပါတုရဟောသိ-ပြီ၊ သော ဘူမိပပ္ပဋ္ဌကော-သည်၊ ဝဏ္ဏသမ္ပန္နော-သည် လည်း
 ကောင်း၊ ဂန္ဓသမ္ပန္နော-သည် လည်းကောင်း၊ ရသသမ္ပန္နော-သည် လည်း
 ကောင်း၊ အဟောသိ-ပြီ၊ တေ မယံ-တို့သည်၊ ဘူမိပပ္ပဋ္ဌကံ-ကို၊ ပရိဘုဉ္ဇိတုံ-
 ဌာ၊ ဥပက္ကမိမ္မ-ကုန်ပြီ၊ တေ မယံ-တို့သည်၊ တံ ဘူမိပပ္ပဋ္ဌကံ-ကို၊ ပရိဘုဉ္ဇိတုံ-
 သော်၊ တမ္ဘက္ခာ-ကုန်သည်၊ တဒါဟာရာ-ကုန်သည်၊ ဟုတော-ကုန်၍၊ စိရံ-
 သော၊ ဒီဃံ-သော၊ အဒ္ဓါနံ-ပတ်လုံး၊ အဋ္ဌမ္ဘာ-ကုန်ပြီ၊ တေသံ နော- တို့အား၊
 ပါပကာနံ ယေဝ-ကုန်သော၊ အကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့၏၊ ပါတု-
 ဘာဝါ-ကြောင့်၊ ဘူမိပပ္ပဋ္ဌကော-သည်၊ အန္တရဓာယိ-ကွယ်ပြန်ပြီ၊ ဘူမိပပ္ပ-
 ဋ္ဌကော-သည်၊ အန္တရဟိတေ-သော်၊ ပဒါလတာ-သည်၊ ပါတုရဟောသိ-ပြီ၊
 သာ ပဒါလတာ-သည်၊ ဝဏ္ဏသမ္ပန္နော- သည် လည်းကောင်း၊ ဂန္ဓသမ္ပန္နော-သည်
 လည်းကောင်း၊ ရသသမ္ပန္နော-သည် လည်းကောင်း၊ အဟောသိ-ဖြစ်ပြီ၊ တေ
 မယံ-တို့သည်၊ ပဒါလတံ-ကို၊ ပရိဘုဉ္ဇိတုံ-ဌာ၊ ဥပက္ကမိမ္မ-ကုန်ပြီ၊ တေ မယံ-
 တို့သည်၊ တံပဒါလတံ-ကို၊ ပရိဘုဉ္ဇိတုံ-ကုန်သည်ရှိသော်၊ တမ္ဘက္ခာ-ကုန်သည်၊
 တဒါဟာရာ-ကုန်သည်၊ ဟုတော-ကုန်၍၊ စိရံ-သော၊ ဒီဃံ-သော၊ အဒ္ဓါနံ-
 ပတ်လုံး၊ အဋ္ဌမ္ဘာ-ကုန်ပြီ၊ တေသံ နော-တို့အား၊ ပါပကာနံယေဝ-ကုန်သော၊
 အကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့၏၊ ပါတုဘာဝါ-ကြောင့်၊ ပဒါလတာ-
 သည်၊ အန္တရဓာယိ- ပြီ၊ ပဒါလတာယ-သည်၊ အန္တရဟိတာယ-သော်၊ အင်္ဂုဋ္ဌ-
 ပါကော-သော၊ အကဏော-သော၊ အထုသော-သော၊ သုဒ္ဓေါ-သော၊ သုဂန္ဓော-
 သော၊ ဓန္ဓုလမ္ပလော-သော၊ သာလိ-သည်၊ ပါတုရဟောသိ-ပြီ၊ ယံတံဌာနံ-ကို၊
 မယံ-တို့သည်၊ သာယံ-၌၊ သာယမာသာယ-ဌာ၊ အာဟာရာမ-ကုန်၏၊ တံဌာနံ-
 သည်၊ ပါတော-၌၊ ပက္ကံ-သည်၊ ပရိဝိရုဋ္ဌံ-သည်၊ ဟောတိ-၏၊ ယံ တံဌာနံ-ကို၊
 မယံ-တို့သည်၊ ပါတော-၌၊ ပါတရာသာယ-ဌာ၊ အာဟာရာမ-ကုန်၏၊ တံဌာနံ-
 သည်၊ သာယံ-၌၊ ပက္ကံ-သည်၊ ပရိဝိရုဋ္ဌံ-သည်၊ ဟောတိ-၏၊ အပဒါနံ-သည်၊
 နမညာယိတ္ထ-မထင်ရှားခဲ့၊ တေမယံ-တို့သည်၊ အကဋ္ဌပါကံ-သော၊ သာလိ-ကို၊



ပရိဘူတိန္ဒာ-သော်၊ တမ္ဘာ-ကုန်သည်၊ တဒါဟာရာ-ကုန်သည်၊ ဟုတုာ-
 ကုန်၍၊ စိရ်-သော၊ ဒိသံ-သော၊ အဒ္ဓါနံ-ပတ်လုံး၊ အဋ္ဌမ္ဘာ-ကုန်ပြီ၊ တေသံစနာ-
 တိအာ၊ ပါပကဒနံယေစ-ကုန်သော၊ အကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့၏၊
 ပါတုတာဝါ-ကြောင့်၊ ကဏောပိ-သည်လည်း၊ တဏှုလံ-ကို၊ ပရိယောနန္ဒိ-ပြီ၊
 ထုသောပိ-သည်လည်း၊ တဏှုလံ-ကို၊ ပရိယောနန္ဒိ-ပြီ၊ လူနံပိ-သည်လည်း၊
 နပုဋ္ဌိဝိရုဋ္ဌံ-တစ်ဖန် မစည်ပင် မပေါက်ရောက်ပြီ၊ အပဒါနံ-သည်၊ မညာယိတ္ထ-
 ပြီ၊ သာလယော-တို့သည်၊ သဏှုသဏှာ-တို့သည်၊ ဟုတုာ-ကုန်၍၊ ဌိတာ-ကုန်
 ပြီ၊ ယန္တုန-အကယ်၍၊ မယံ-တို့သည်၊ သာလိ-ကို၊ ဝိဘဇေယျာမ-ဝေဖန်
 ကြရပါကုန်မကား၊ မရိယာဒံ-သူ့ နယ်ကိုယ့်နယ်အပိုင်းအခြားကို၊ ထပေယျာမ-
 ထားကြရပါကုန်မကား၊ သာဓု - သည်၊ အသဝတ - တကား၊ ဣတိ - သို့
 အနုတ္တရိန္ဒိယ- ကုန်ပြီ။

ဝါသေဋ္ဌ-ဋ္ဌ၊ အထပစ္စာ-သောကတိုးပွား ညည်းတူးသောအားဖြင့်စကား
 ဆိုပြီးရာကာလမှနောက်၌၊ တေသတ္တာ-တို့သည်၊ သာလိ-ကို၊ ဝိဘဇိ-သူ-ကုန်
 ပြီ၊ မရိယာဒံ-ကို၊ ထပေသု-ကုန်ပြီ။

၁၂၉။ ဝါသေဋ္ဌ-ဋ္ဌ၊ အထပစ္စာ-သူ့ နယ်ကိုယ့်နယ်ဟု ပိုင်းခြားသတ်မှတ်
 ပြီးရာကာလမှနောက်၌၊ အညတရော-သော၊ လောလဇာတိကော-လျှပ်မော်
 လော်လည်သည်၏အဖြစ်ဟူသော သဘောရှိသော၊ သတ္တာ-သည်၊ သကံ-မိမိ
 ဥစ္စာဖြစ်သော၊ ဘာဂံ-အဖို့ကို၊ ပရိရက္ခန္တော-စောင့်ရှောက်သည်ရှိသော်၊ ဝါ-
 စောင့်ရှောက်စဉ်၊ အညတရံ-သော၊ အဒိန္နံ-သော၊ ဘာဂံ-ကို၊ အာဒိယိတုာ-
 ခိုးယူပြီး၍၊ ပရိဘူတိ-ပြီ၊ တမေနံ-တံနေသတ္တံ-ကို၊ အဂ္ဂဟေသု-ဖမ်းယူကြကုန်
 ပြီ၊ ဂဟေတုာ-ကုန်ပြီး၍၊ ဧတံစနံ-ကို၊ အဝေဝါစု-ကုန်ပြီ၊ ကံ-သို့၊ အဝေဝါစု-
 နည်း၊ ဘောသတ္တ-အမောင်သတ္တဝါ၊ ယတြဟိ-ယောတံ- အကြင်သင်သည်၊
 သကံ-သော၊ ဘာဂံ-ကို၊ ပရိရက္ခန္တော- သော်၊ ဝါ- စဉ်၊ အညတရံ- သော၊
 အဒိန္နံ-သော၊ ဘာဂံ-ကို၊ အာဒိယိတုာ-၍၊ ပရိဘူတိန္ဒာမ-သုံးဆောင်ရက်
 တုံတိ၏၊ ဝါ-သုံးဆောင်ဝံတုံတိ၏၊ သောတံ-သည်၊ ပါပကံ-သော၊ ကမ္မံ-ကို၊
 ကရောသိစတ-ဪ ပြုရက်လေစွတကား၊ ဘောသတ္တ-ဝါ၊ တံ-သည်၊ ပုနပိ-
 တစ်ဖန်လည်း၊ ဝေရူပံ-သော၊ ကမ္မံ-ကို၊ မာအကာသိ-ဘယ်ကာလမှ မပြုပါ
 လင့်၊ ဣတိ-သို့၊ အဝေဝါစု-ကုန်ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဝေ-သို့၊ ဝုတ္တေ-သတ္တဝါတို့
 က ပြောဆိုအပ်သည်ရှိသော်၊ သောသတ္တာ-သို့ခိုးတစ်သော သတ္တဝါသည်၊
 သော-အမောင်တို့၊ ဝေ-ကောင်းလှပါပြီ၊ ဣတိဝေဝါ-ကြိုသို့သာ၊ တေသံသတ္တာနံ-
 တို့အား၊ ပစ္စယောသိ- ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဒုတိယမ္မိ - နှစ်ကြိမ်မြောက်လည်း၊
 သောသတ္တာ-သည်၊ သကံ-သော၊ ဘာဂံ-ကို၊ ပရိရက္ခန္တော-သော်၊ ဝါ-စဉ်၊

အညတရံ-သော၊ အဒိန္နံ-သော၊ ဘာဂံ-ကို၊ အာဒိယိတော-၍၊ ပရိဘုဉ္ဇိ-ပြီ၊
 တမေနံ-တံနေသတ္တံ-ကို၊ အဂ္ဂဟေသံ-ကုန်ပြီ၊ ဂဟေတော-၍၊ ဧဝံဝစနံ-ကို၊
 အဝေါစံ-ကုန်ပြီ၊ ကိံ-သို့၊ အဝေါစံ-နည်း၊ ဘောသတ္တံ-ဝါ၊ ယတြဟိံ-ယော-
 တံ-သည်၊ သကံ-သော၊ ဘာဂံ-ကို၊ ပရိရက္ခန္ဓော-သော်၊ ဝါ-စဉ်၊ အညတရံ-
 သော၊ အဒိန္နံ-သော၊ ဘာဂံ-ကို၊ အာဒိယိတော-၍၊ ပရိဘုဉ္ဇသိနာမ-တုံဘိ၏၊
 သောတံ-သည်၊ ပါပကံ-သော၊ ကမ္မံ-ကို၊ ကရောသိဝတ-တကာ၊ ဘောသတ္တံ-
 ဝါ၊ တံ-သည်၊ ပုနပိ-လည်း၊ ဝေရူပံ-သော၊ ကမ္မံ-ကို၊ မာဇကာသိ-လင့်၊
 ဣတိ-တို့၊ အဝေါစံ-ကုန်ပြီ၊ ဝါသေဠ-ဠ၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ သော
 သတ္တာ-သည်၊ ဘော-သို့၊ ဧဝံ-ပြီ၊ ဣတိခေါ-သာ၊ တေသံသတ္တာနံ-တို့အား၊
 ပစ္စယောသိ-ပြီ။

ဝါသေဠ-ဠ၊ တတိယမ္ပိခေါ-သုံးကြိမ်မြောက်လည်း၊ သောသတ္တာ-သည်၊
 သကံ-သော၊ ဘာဂံ-ကို၊ ပရိရက္ခန္ဓော-သော်၊ ဝါ-စဉ်၊ အညတရံ-သော၊
 အဒိန္နံ-သော၊ ဘာဂံ-ကို၊ အာဒိယိတော-၍၊ ပရိဘုဉ္ဇိ-ပြီ၊ တမေနံ-တံနေသတ္တံ-
 ကို၊ အဂ္ဂဟေသံ-ကုန်ပြီ၊ ဂဟေတော-ကုန်ပြီး၍၊ ဧဝံဝစနံ-ကို၊ အဝေါစံ-ကုန်
 ပြီ၊ ကိံ-သို့၊ အဝေါစံ-နည်း၊ ဘောသတ္တံ-ဝါ၊ ယတြဟိံ-ယောတံ-သည်၊
 သကံ-သော၊ ဘာဂံ-ကို၊ ပရိရက္ခန္ဓော-သော်၊ ဝါ-စဉ်၊ အညတရံ-သော၊
 အဒိန္နံ-သော၊ ဘာဂံ-ကို၊ အာဒိယိတော-၍၊ ပရိဘုဉ္ဇသိနာမ-တုံဘိ၏၊ သောတံ-
 သည်၊ ပါပကံ-သော၊ ကမ္မံ-ကို၊ ကရောသိဝတ-တကာ၊ ဘောသတ္တံ-ဝါ၊
 တံ-သည်၊ ပုနပိ-လည်း၊ ဝေရူပံ-သော၊ ကမ္မံ-ကို၊ မာဇကာသိ-လင့်၊ ဣတိ-သို့၊
 အဝေါစံ-ကုန်ပြီ၊ ဣတိ-သို့၊ ဝတော-ကုန်ပြီး၍၊ (ဝါကျဆက်) အညေ-ကုန်သော၊
 သတ္တာ-တို့သည်၊ ပါဏိနာ-လက်ဖြင့်၊ ပဟရိံ-သု-ပုတ်ခတ်ကြကုန်ပြီ၊ အညေ-
 ကုန်သော၊ သတ္တာ-တို့သည်၊ လေဒ္ဒုနာ-ခဲဖြင့်၊ ပဟရိံ-သု-ပုတ်ခတ်ကြကုန်ပြီ၊
 အညေ-ကုန်သော၊ သတ္တာ-တို့သည်၊ ဒဏ္ဍေန-တုတ်လှံတံဖြင့်၊ ပဟရိံ-သု-ရိုက်
 နှက်ပုတ်ခတ်ကြကုန်ပြီ၊ ဝါသေဠ-ဠ၊ တံဒိဝသံ- ထိုသတ္တဝါတို့၏ ခိုးယူရာနေ့၊
 ရိုက်နှက်ပုတ်ခတ်ရာနေ့ကို၊ အဂ္ဂေ-အစကို၊ ကတော-ပြု၍၊ အဒိန္နာဒါနံ-အဒိန္နာ-
 ဒါနသည်၊ ပညာယတိ-ထင်ရှား၏၊ ဂရဟာ-ကဲ့ရဲ့ခြင်းသည်၊ ပညာယတိ-၏၊
 မုသာဝါဒေါ-သည်၊ ပညာယတိ-၏၊ ဒုဏ္ဍာဒါနံ-တုတ်လှံတံကို ကိုင်စွဲခြင်းသည်၊
 ပညာယတိ - နိ။

မဟာသမ္မတရာဇာ

၁၃၀။ ဝါသေဠ-ဠ၊ အထတသ္မိံ ကာလေ-တုတ်လှံတံ ကိုင်စွဲခြင်း၏ ထင်
 ရှားသောထိုအခါ၌၊ တေသတ္တာ-တို့သည်၊ သန္နိပတိံ-သု-ကုန်ပြီ၊ သန္နိပတိံ-
 ကုန်၍၊ အနုတ္တန်နိံ-သု - ကုန်ပြီ၊ ကိံ - သို့၊ အနုတ္တန်နိံ-သု - နည်း၊ ဘော- တို့၊

ယတြဟိ ယသ္မာ-အကြင်ကြောင့်၊ အဓိန္ဒာဒါနံ- သည်၊ ပညာယိဿတိနာမ-
 ထင်ရှားတုံဘိ၏၊ ဂရဟာ-သည်၊ ပညာဒယိဿတိနာမ-ဘိ၏၊ မုသာဝါဒေါ-
 သည်၊ ပညာယိဿတိနာမ-ဘိ၏၊ ဒဏ္ဍာဒါနံ-သည်၊ ပညာယိ-ဇာတိနာမ-ဘိ၏၊
 တသ္မာ-ကြောင့်၊ ပါပကာ-ကုန်သော၊ ဓမ္မာ-တို့သည်၊ သတ္တေသု-တို့၌၊ ပါတု-
 ဘူတာဝတ-ဪထြံ ထင်ရှားဖြစ်ခဲ့ကုန်ပြီတကား၊ ယန္တုန-၍၊ နော-ငါတို့တွင်၊
 ယောသတ္တော-သည်၊ သမ္မာ-ကောင်းစွာ၊ ခိယံတဗ္ဗံ-အပြစ်၏ အစွမ်းအားဖြင့်
 ထင်စွာဖြင့်ထိုက်သော ပုဂ္ဂိုလ်ကို၊ ဝါ-အပြစ်ပယ်ထိုက်သောပုဂ္ဂိုလ်ကို၊ ခိယေယျ-
 အပြစ်၏အစွမ်းအားဖြင့် ထင်စွာပြုရာ၏၊ ဝါ-ပစ်ပယ်ရာ၏၊ သမ္မာ-စွာ၊ ဂရဟိ-
 တဗ္ဗံ-ကုန်ထိုက်သောပုဂ္ဂိုလ်ကို၊ ဂရဟေယျ-ရာ၏၊ သမ္မာ-စွာ၊ ပဗ္ဗာဇေတဗ္ဗံ-
 တိုင်းပြည်မှနှင်ထုတ်ထိုက်သောပုဂ္ဂိုလ်ကို၊ ပဗ္ဗာဇေယျ-ရာ၏၊ ဧကံ-ဘစ်ယောက်
 သော၊ တံသတ္တံ-ကို၊ မယံ-တို့သည်၊ သမ္မန္တေယျာမ- ကောင်းစွာ အသိအမှတ်
 ပြုကြရပါကုန်မကား၊ ဝါ- သမုတ်ကြရပါကုန်မကား၊ သာဓု- သည်၊ အာစ-
 ဝတ- ကား၊ မယံပန- တို့သည်ကား၊ အဿသတ္တဿ-အား၊ သာလိနံ- တို့၏၊
 ဘာဂံ-အဖို့ကို၊ အနုပ္ပဒဿာမ- ပေးဆက်ကြကုန်အံ့၊ ဣတိ- သို့၊ အနုတ္တုနိံ- သု-
 ကုန်ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ အထတသ္မိံ ကာလေ- သောက တိုးပွား ညည်းတွား
 သော အားဖြင့် စကား ဆိုကြပြီးရာ ထိုအခါ၌၊ ဖောသတ္တာ- တို့သည်၊
 နေသံသတ္တာနံ- တို့တွင်၊ ယောသတ္တော- သည်၊ အဘိရူပတရောစ- အထူး
 သဖြင့် လွန်ကဲသောအဆင်းရှိသည်လည်းကောင်း၊၊ ဒဿနိယတရောစ- အထူး
 သဖြင့် ကြည့်ရှုခြင်းငှာထိုက်သည်လည်းကောင်း၊ ပါသာဒိကတရောစ- အထူး
 သဖြင့် ကြည့်ညှိခြင်းကိုဆောင်ဘတ်သည်လည်းကောင်း၊ မဟေသ ဣတရောစ-
 အထူးသဖြင့် မြတ်သော အစိုးရသော ပုဂ္ဂိုလ်ဟုဆိုအပ်သည်လည်းကောင်း၊ ဝါ-
 အထူးသဖြင့် ကြီးသောတန်ခိုးရှိသည်လည်းကောင်း၊ ဟောတိ-၏၊ တံသတ္တံ-
 ကို၊ ဝါ-သို့၊ ဥပသက္ခမိတော-၍၊ တေဝစနံ-ကို၊ အဝေါစုံ- ကုန်ပြီ၊ ကိံ-သို့၊
 အဝေါစုံ-ကုန်သနည်း၊ ဘောသတ္တ-ဝါ၊ တံ-အည်၊ ဟေ-လော၊ တံ-သည်၊
 သမ္မာ-စွာ၊ ခိယံတဗ္ဗံ-ကို၊ ခိယ-ပါလော၊ သမ္မာ-စွာ၊ ဂရဟိတဗ္ဗံ-ကို၊ ဂရဟ-
 ပါလော၊ သမ္မာ-စွာ၊ ပဗ္ဗာဇေတဗ္ဗံ-ကို၊ ပဗ္ဗာဇေဟိ-ပါလော၊ မယံပန-ကား၊
 တေ-အား၊ သာလိနံ-တို့၏၊ ဘာဂံ-ကို၊ အနုပ္ပဒဿာမ-ကုန်အံ့၊ ဣတိ-သို့၊
 အဝေါစုံ-ကုန်ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ သောသတ္တော-သည်၊
 ဘော-တို့၊ ဧဝံ-ပြီ၊ ဣတိခေါ-သာ၊ တေသံ သတ္တာနံ-တို့အား၊ ပဋိသုဏိတော-
 ရှေးရှုနားထောင်ပြီး၍၊ သမ္မာ-စွာ၊ ခိယံတဗ္ဗံ-ကို၊ ခိယံ-ပြီ၊ သမ္မာ-စွာ၊ ဂရဟိ
 တဗ္ဗံ-ကို၊ ဂရဟိ-ပြီ၊ သမ္မာ-စွာ၊ ပဗ္ဗာဇေတဗ္ဗံ-ကို၊ ပဗ္ဗာဇေသိ-ပြီ၊ တေ
 သတ္တာ-တို့သည်၊ အဿသတ္တဿ-အား၊ သာလိနံ-တို့၏၊ ဘာဂံ-ကို၊ အနုပ္ပဒိသု-
 ကုန်ပြီ။

၁၃၁။ ဝါသေဋ္ဌ-ဋ္ဌ၊ မဟာဇနသမ္မတော-များစွာသောလူအပေါင်းတို့သည် ကောင်းစွာ အသိအမှတ်ပြုအပ်ပြီ၊ ဝါ-များစွာသော လူအပေါင်းတို့သည် သမုတ်အပ်ပြီ၊ ဣတိ တသ္မာ-ထိုသို့ များစွာသော လူအပေါင်းတို့သည် သမုတ်အပ်သည်၏ အဖြစ်ကြောင့်၊ မဟာသမ္မတော မဟာသမ္မတော- မဟာသမ္မတ၊ မဟာသမ္မတ ဟူ၍သာလျှင်၊ ပဌမံ-ရှေးဦးစွာသော၊ အက္ခရံ-မဟာသမ္မတ ဟူသောအနက်၌ မပျက်စီးတတ်သော အမည်နာမပညတ်သည်၊ ဝါ-မဟာသမ္မတ ဟူသောအနက်မှ တစ်ပါးသောအနက်၌ မဖြစ်တတ်သော အမည်နာမပညတ်သည်၊ ဥပနိဗ္ဗတ္တံ-ဖြစ်လာပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ခေတ္တာနံ-လယ်တို့ကို၊ အဓိပတိ- အစိုးရသည်တည်း၊ ဣတိ တသ္မာ-ထိုသို့ လယ်တို့ကို အစိုးရသည်၏ အဖြစ်ကြောင့်၊ ခတ္တိယော ခတ္တိယော-တောဝ-ခတ္တိယ ခတ္တိယ ဟူ၍သာလျှင်၊ ဒုတိယံ-နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော၊ အက္ခရံ-ခတ္တိယ ဟူသော အနက်၌ မပျက်စီးတတ်သော အမည်နာမ ပညတ်သည်၊ ဝါ-ခတ္တိယ ဟူသော အနက်မှ တစ်ပါးသောအနက်၌ မဖြစ်တတ်သော အမည်နာမပညတ်သည်၊ ဥပနိဗ္ဗတ္တံ-ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဓမ္မေန-ဆယ်ပါးသော ကုသိုလ်ကမ္မပထတရားဖြင့်၊ ဝါ-ဆယ်ပါးသော မက္ခရံအပ်သော မင်းကျင့်တရားဖြင့်၊ ပရေဟိ- တစ်ပါးသော ပုဂ္ဂိုလ်တို့ကို၊ ရုဉ္ဇေတိ-တပ်နှစ်သက်စေတတ်၏၊ ဣတိ တသ္မာ-ထိုသို့ တစ်ပါးသော ပုဂ္ဂိုလ်တို့ကို တပ်နှစ်သက်စေတတ်သည်၏ အဖြစ်ကြောင့်၊ ရာဇာ ရာဇာ-တောဝ-ရာဇ ရာဇ ဟူ၍သာလျှင်၊ တတိယံ-သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော၊ အက္ခရံ-မင်းဟူသောအနက်၌ မပျက်စီးတတ်သော အမည်နာမပညတ်သည်၊ ဝါ-မင်းဟူသောအနက်မှ တစ်ပါးသောအနက်၌ မဖြစ်စေတတ်သော အမည်နာမပညတ်သည်၊ ဥပနိဗ္ဗတ္တံ-ပြီ။

ဝါသေဋ္ဌ-ဋ္ဌ၊ ဣတိ ဝေ ခေါ-ဤသို့သာလျှင်၊ အနုညေသံ-မူလ အမျိုးမှ တစ်မျိုးတခြား တစ်ပါးမဟုတ်ကုန်သော၊ သဒိသာနံယေဝ-အမျိုးချင်းတူသည် သာလျှင် ဖြစ်ကုန်သော၊ နော အသဒိသာနံ- အမျိုးချင်း မတူသည် မဟုတ်ကုန်သော၊ တေသံယေဝ သတ္တာနံ-တို့တွင်သာလျှင်၊ တေသ ခတ္တိယမဏ္ဍလာဆ-ဤမင်းမျိုး အပေါင်း၏၊ ဓမ္မေနဝ-တရားအားဖြင့်သာလျှင်၊ ပေါရုဏေန-ရှေး၌ဖြစ်သော၊ အဂ္ဂညေန-မြတ်သောအမျိုးဟူ၍သိအပ်သော၊ ဝါ-မြတ်သော အမျိုး၌သိအပ်သော၊ အက္ခရေန-မင်းမျိုးဟူသောအနက်၌ မပျက်စီးတတ်သော အမည်နာမပညတ်ဖြင့်၊ အဘိနိဗ္ဗတ္တံ-ဖြစ်ခြင်းသည်၊ အဟောသိ-ပြီ၊ အဓမ္မေန-တရားမဟုတ်သော အားဖြင့်၊ အဘိနိဗ္ဗတ္တံ- သည်၊ နော အဟောသိ- ဖြစ်သည် မဟုတ်။

ဝါသေဋ္ဌ-ဋ္ဌ၊ ဟိ-တရားမြတ်ပုံအလုံးစုံကို အကုန်အစင်ထင်စွာပြအံ့၊ တေသ္မိံ ဇနေ-၌၊ ဓိဋ္ဌေစေဝဓမ္မေ-၌လည်းကောင်း၊ အဘိသမ္မရာယဉ္ဇ-၌ လည်းကောင်း၊ ဓမ္မေန-သည်၊ သေဋ္ဌာ-၏။

ဗြာဟ္မဏမဏ္ဍလ

၁၃၂။ ဝါသေဋ္ဌ-ဋ္ဌ၊ အထ ပစ္စာ-မင်းမျိုး၏ ဖြစ်ထွန်းပေါ်ပေါက်ပြီးရာ ကာလမှနောက်၌၊ တေသံ သတ္တာနံ ယေဝ-တို့တွင်သာလျှင်၊ ကေစ္စာနံ-အချို့ ကုန်သော၊ သတ္တာနံ-တို့အား၊ တေံ ပရိဝိတက္ကနံ-သည်၊ အဟောသိ-ပြီ၊ ကိ- သည်၊ အဟောသိ-နည်း၊ ဘော-တို့၊ ယတြဟိ ယသ္မာ-ကြောင့်၊ အဒိန္နာဒါနံ- သည်၊ ပညာယိဿတိ နာမ-တိ၏၊ ဂရဟာ-သည်၊ ပညာယိဿတိ နာမ-၏၊ မုသာဝါဒေါ-သည်၊ ပညာယိဿတိ နာမ-၏၊ ဒဏ္ဍာဒါနံ-သည်၊ ပညာယိဿတိ- နာမ-၏၊ ပဗ္ဗာဇနံ-သည်၊ ပညာယိဿတိ နာမ-၏၊ တသ္မာ-ကြောင့်၊ ပါပကာ- ကုန်သော၊ ဓမ္မာ-တို့သည်၊ သတ္တေသု-တို့၌၊ ပါတုတူတာဝတ-တကား၊ ယန္တု- ရှိ၊ မယံ-တို့သည်၊ ပါပကော-ကုန်သော၊ အကုသလေ-ကုန်သော၊ ဓမ္မေ-တို့ကို၊ ဝါဟေယျာမ-မျောကြရပါကုန်မူကား၊ ဝါ-တားမြစ်ကန်ကွက် ပယ်ဖျက်ကြရ ပါကုန်မူကား၊ သာဓု-သည်၊ အဿ ဝတ-တကား၊ ဣတိ တေံ ပရိဝိတက္ကနံ- သည်၊ အဟောသိ-ပြီ၊ ဣတိ-သို့၊ ပရိဝိတက္ကယိတုာ-ကုန်၍၊ တေ သတ္တာ- တို့ သည်၊ ပါပကော-ယုတ်မာကုန်သော၊ အကုသလေ-ကုန်သော၊ ဓမ္မေ-တို့ကို၊ ဝါဟေသို-ကုန်ပြီ၊ ဝါသေဋ္ဌ-ဋ္ဌ၊ ပါပကော-ကုန်သော၊ အကုသလေ- ကုန် သော၊ ဓမ္မေ-တို့ကို၊ ဝါဟေန္တိ-မျောတတ်ကုန်၏၊ ဣတိတသ္မာ-ထိုသို့ အကုသိုလ် ဖြစ်ကုန်သော တရားတို့ကို မျောတတ်ကုန်သည်၏ အဖြစ်ကြောင့်၊ ဗြာဟ္မဏာ ဗြာဟ္မဏာတွေဝ-ဗြာဟ္မဏာတို့ ဗြာဟ္မဏတို့ ဟူ၍သာလျှင်၊ ပဌမံ-သော၊ အက္ခရံ- ပုဏ္ဏားဟူသော 'အနက်၌ မပျက်စီးတတ်သော အမည်နာမ ပညတ်သည်၊ ဥပ- နိဗ္ဗတံ-ပြီ၊ တေသတ္တာ- တို့သည်၊ အရညာယတနေ-ဝိဇေကသုခ၏ တည်ရာ ဖြစ်သော တော၌၊ ပဏ္ဍကုဋိယော- သစ်ရွက်ဖြင့် မိုးအပ်သော ကုဋိ တို့ကို၊ ကရိတုာ-ပြုကြကုန်၍၊ ဝါ-ဆောက်ကြကုန်၍၊ ပဏ္ဍကုဋိသု-တို့၌၊ ဝိတင်္ဂါရာ- ကင်းပြီးသော မီးကျိုး ရှိကြကုန်သည်၊ ဝိတဓမ္မာ- ကင်းပြီးသော မီးခိုး ရှိကြ ကုန်သည်၊ ပန္နမုသလာ- ကျပြီးသော ကျည်ပွေ့ ရှိကြကုန်သည်၊ ဟုတုာ- ကုန်၍၊ ဈာယန္တိ-ရှုကြကုန်၏၊ သာယံ-၌၊ သာယ မာသာယ-ညစာ စားခြင်း ငှာ လည်းကောင်း၊ ပါတော-၌၊ ပါတရာသာယ-ငှာ လည်းကောင်း၊ သာသံ- စားအပ်သော အာဗာရကို၊ သေမာနာ-ရှာမှီးကြကုန်လျက်၊ ဂါမ နိဂမ ရာဇဓာနိယော-ရွာ၊ နိဂုံး၊ မင်းနေပြည်တို့သို့၊ သြသရန္တိ - သက်ရောက်ကြ ကုန်၏၊ တေသတ္တာ-တို့သည်၊ သာသံ-ကို၊ ပဋိလဘိတုာ- ကုန်၍၊ ပုနဒေဝ- သာလျှင်၊ အရညာယတနေ-၌၊ ပဏ္ဍကုဋိသု-တို့၌၊ ဈာယန္တိ-ကုန်၏၊ တမေနံ- ထံနေသတ္တံ-ထိုသတ္တံစါတို့ကို (ဝစနဝိပလ္လာသ)၊ မနုဿာ-တို့သည်၊ ဒိသ္မာ-ကုန် ၍၊ ဝေ-သို့၊ အာဟံသု-ကုန်၏၊ ကိ-သို့၊ အာဟံသု-ကုန်သနည်း၊ ဘော-တို့၊ ဣမေသတ္တာ-တို့သည်၊ အရညာယတနေ-၌၊ ပဏ္ဍကုဋိယော-တို့ကို၊ ကရိတုာ-

ကုန်၍၊ ပဏ္ဍကုဋိသု-တို့၌၊ ဝိတင်္ဂါရာ-ကုန်သည်၊ ဝိတဓမ္မာ-ကုန်သည်၊ ပန္န-
 မုဘလော-ကုန်သည်၊ ဟုတော-ကုန်၍၊ ဈာယန္တိ-ကုန်၏၊ သာယံ-၌၊ သာယ-
 မာသာယ-ဌာလည်းကောင်း၊ ပါတော-၌၊ ပါတရာသာယ-ဌာလည်းကောင်း၊
 သာသံ-ကို၊ သေမာနာ-ကုန်လျက်၊ ဂါမ နိဂမ ရာဇဓာနိယော-တို့သို့၊ သြသရန္တိ-
 ကုန်၏။ * တေသတ္တာ-တို့သည်၊ သာသံ-ကို၊ ပဋိလဘိတော-ကုန်၍၊ ပုနဒေဝ-
 သာလျှင်၊ အရညာယတနေ-၌၊ ပဏ္ဍကုဋိသု-တို့၌၊ ဈာယန္တိ-ကုန်၏၊ ဣတိဇေ-
 သို့၊ အာဟံသု-ကုန်၏၊ ဝါသေဋ္ဌ-ဋ္ဌ၊ အရညာယတနေ-၌၊ ပဏ္ဍကုဋိသု-တို့၌၊
 ဈာယန္တိ-တတ်ကုန်၏၊ ဣတိတသ္မာ-ထိုသို့ဝိဝေကသုခ၏တည်ရာဖြစ်သောတော၌
 သစ်ရွက်ဖြင့်မိုးအပ်သောကုဋိတို့၌ ရှုတတ်ကုန်သည်၏အဖြစ်ကြောင့်၊ ဈာယကာ-
 ဈာယကာတွေဝ-ဈာယက၊ ဈာယကတို့ဟူ၍သာလျှင်၊ ဝါ-ရှုတတ်သောသတ္တဝါ၊
 ရှုတတ်သောသတ္တဝါတို့ဟူ၍သာလျှင်၊ ဒုတိယံ-သော၊ အက္ခရံ - ရှုတတ်သော
 သတ္တဝါဟူသောအနက်၌ မပျက်စီးတတ်သော အမည်နာမပညတ်သည်၊ ဝါ-
 ရှုတတ်သောသတ္တဝါဟူသော အနက်မှ တစ်ပါးသောအနက်၌ မဖြစ်တတ်သော
 အမည်နာမပညတ်သည်။ ဥပနိဗ္ဗတ္တံ-ပြီ။

ဝါသေဋ္ဌ-ဋ္ဌ၊ တေသံ ယေဝသတ္တာနံ-တို့တွင်သာလျှင်၊ ဧကဓမ္မ-ကုန်သော၊
 သတ္တာ-တို့သည်၊ အရညာယတနေ-၌၊ ပဏ္ဍကုဋိသု-တို့၌၊ တံဈာနံ-တို့ဈာန်ကို၊
 ဝါ-ထိုကသိုဏ်းရှုခြင်းကို၊ အနဘိသံဘူနမာနာ-မမ္ပိုင်ကြကုန်သည်၊ ဝါ-မလှမ်း
 နိုင်ကြကုန်သည်၊ ဝါ-မစွမ်းနိုင်ကြကုန်သည်၊ ဟုတော-ကုန်၍၊ ဂါမသာမန္တိ-
 ရှု၏အနီးသို့ လည်းကောင်း၊ နိဂမသာမန္တိ-နိဂုံး၏ အနီးသို့ လည်းကောင်း၊
 သြသရိတော-ကုန်၍၊ ဂန္ဓေ-ဗေဒင်သုံးပုံဟုဆိုအပ်သောကျမ်းတို့ကို၊ ကရောန္တာ-
 ပြုစီရင်ကြကုန်လျက်၊ အစ္ဆန္တိ-နေကြကုန်၏၊ တမေနံ = တံနေသတ္တံ- တို့ကို၊
 မနုဿာ-တို့သည်၊ ဒိသ္မာ- ကုန်၍၊ ဇေ- သို့၊ အာဟံသု - ကုန်၏၊ ကိ- သို့၊
 အာဟံသု-ကုန်သနည်း၊ ဘော-တို့၊ ဣမေသတ္တာ-တို့သည်၊ အရညာယတနေ-
 ၌၊ ပဏ္ဍကုဋိသု-တို့၌၊ တံဈာနံ-ကို၊ အနဘိသံဘူနမာနာ-ကုန်သည်၊ ဟုတော-
 ကုန်၍၊ ဂါမသာမန္တိ - သို့လည်းကောင်း၊ နိဂမသာမန္တိ- သို့လည်းကောင်း၊
 သြသရိတော-ကုန်၍၊ ဂန္ဓေ-တို့ကို၊ ကရောန္တာ-ကုန်လျက်၊ အစ္ဆန္တိ-ကုန်၏၊
 ဣမေသတ္တာ-တို့သည်၊ ဣဒါနိ-ဤအခါ၌၊ နဈာယန္တိ-မရွှေနိုင်ကြကုန်၊ ဝါ-
 ဈာန်မဝင်စားနိုင်ကြကုန်၊ ဣတိဇေ-သို့၊ အာဟံသု-ကုန်၏၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဣဒါနိ-
 ၌၊ ဣမေသတ္တာ-တို့သည်၊ နဈာယန္တိ-ကုန်၊ ဣတိဇာသ္မာ-ထိုသို့ ဈာန်မဝင်စား

* မှတ်ချက်။ ။ ဤအရာ၌-တေ သာသံ ပဋိလဘိတော ပုနဒေဝ အရညာယတနေ၊ ပဏ္ဍ-
 ကုဋိသု ဈာယန္တိ၊ အရညာယတနေ ပဏ္ဍကုဋိသု ဈာယန္တိတိဓေါ ဝါသေဋ္ဌ
 ဈာယကာ ဈာယကာတွေဝ ဒုတိယံအက္ခရံ ဥပနိဗ္ဗတ္တံ-ဟု ဝါဒ်မှန်ရှိရမည်။ တစ်ဝါကျ
 ကျနေတတ်သည်။ သတိပြု။

နိုင်ကြကုန်သည်၏ အဖြစ်ကြောင့်၊ အဇ္ဈာယကာ အဇ္ဈာယကာတွေဝ-အဇ္ဈာ-
ယက, အဇ္ဈာယကတို့ ဟူ၍သာလျှင်၊ ဝါ-မဂ္ဂတတ်သော သတ္တဝါ, မဂ္ဂတတ်
စောသတ္တဝါတို့ ဟူ၍သာလျှင်၊ တတိယံ-သော၊ အက္ခရံ-ဈာန်မဝင်စားနိုင်
သောသတ္တဝါ ဟူသောအနက်၌ မပျက်စီးတတ်သောအမည်နာမပညတ်သည်။
ဥပနိဗ္ဗတ္တံ-ပြီ။

ဝါသေဠ-ဠ၊ တေနသမယေန-ထိုကမ္ဘာဦးအခါ၌၊ တံအဇ္ဈာနံ- ထိုဈာန်
မဝင်စားနိုင်ခြင်းကို၊ ဟိနသမ္ပတံ-ယုတ်ညံ့အောက်ကျ၏ဟူ၍ သမုတ်အပ်သည်။
ဟောတိ-၏၊ ဧတရဟိ-၌၊ တံအဇ္ဈာနံ-ကို၊ သေဠသမ္ပတံ-အမြတ်ဟူ၍ သမုတ်
အပ်သည်။ ဟောတိ-၏၊ ဝါသေဠ-ဠ၊ ဣတိဝေခေါ-သာလျှင်၊ အနညေသံ-
ကုန်သော၊ သဒိသာနံယေဝ-ကုန်သော၊ နောအသဒိသာနံ-ကုန်သော၊ တေသံ-
ယေဝသတ္တာနံ-တို့တွင်သာလျှင်၊ တေသ ဗြာဟ္မဏ မဏ္ဍလသ-ဤပုဏ္ဏားမျိုး
အပေါင်း၏၊ ဓမ္မေနဝ-အားဖြင့်သာလျှင်၊ ပေါရာဏေန-သော၊ အဂ္ဂညေန-
သော၊ အက္ခရေန-ပုဏ္ဏားမျိုးဟူသောအနက်၌ မပျက်စီးတတ်သောအမည်နာမ
ပညတ်အားဖြင့်၊ အဘိနိဗ္ဗတ္တံ-သည်၊ အဟောသိ-ပြီ၊ ဓမ္မေန - အားဖြင့်၊
အဘိနိဗ္ဗတ္တံ-သည်၊ အဟောသိ-ပြီ၊ အဓမ္မေန-အားဖြင့်၊ အဘိနိဗ္ဗတ္တံ-သည်၊
နောအဟောသိ-မဟုတ်၊ ဝါသေဠ-ဠ၊ ဟိ-တရားမြတ်ပုံ အလုံးစုံကို အကုန်အစင်
ထင်စွာ ပြပါအံ့၊ တေသိံ ဇနေ-၌၊ ဒိဠေစေဓမ္မေ-၌လည်းကောင်း၊ အဘိ-
သမ္ပရာယဉ္ဇ-၌လည်းကောင်း၊ ဓမ္မော-သည်၊ သေဠော-၏။

ဝေဿမဏ္ဍလ

၁၃၃။ ဝါသေဠ-ဠ၊ တေသံယေဝသတ္တာနံ - တို့တွင်သာလျှင်၊ ကေစွေ-
ကုန်သော၊ သတ္တာ-တို့သည်၊ မေထုနံ-သော၊ ဓမ္မံ-ကို၊ သမာဒါယ-ကောင်းစွာ
ယူကြကုန်၍၊ ဝါ-ဆောက်တည်ကြကုန်၍၊ ဝိသုကမ္မန္တေ-ကျော်စော ထင်ရှား
သော လယ်စောင်မှ ကုန်သွယ်မှု အစရှိသော အမှုတို့ကို၊ ပယောဇေသို-ယှဉ်စေ
ကြကုန်ပြီ၊ ဝါ-အားထုတ်ကြကုန်ပြီ၊ ဝါသေဠ-ဠ၊ မေထုနံ-သော၊ ဓမ္မံ-ကို၊
သမာဒါယ-ကုန်၍၊ ဝိသုကမ္မန္တေ-တို့ကို၊ ပယောဇေန္တိ-ယှဉ်စေတတ်ကုန်၏၊
ဣတိတသ္မာ-ထိုသို့ ဆန္ဒရာဂ တူမျှကြသည့် မိန်းမယေဒကျား နှစ်ဦးသားတို့၏
ဥစ္စာဖြစ်သော ရွာသယံစံ ကျင့်အကြံကို ဆောက်တည်ကြကုန်၍ ကျော်စော
ထင်ရှားသော လယ်စောင်မှ ကုန်သွယ်မှု အစရှိသော အမှုတို့ကို ယှဉ်စေတတ်
ကုန်သည်တို့၏ အဖြစ်ကြောင့်၊ ဝေဿာဝေဿာတွေဝ- ဝေဿဝေဿတို့ ဟူ၍
သာလျှင်၊ အက္ခရံ-အသည်မျိုးဟူသော အနက်မှတစ်ဖါးသော အနက်တို့၌မဖြစ်
တတ်သော အမည်နာမပညတ်သည်။ ဥပနိဗ္ဗတ္တံ-ပြီ၊ ဝါသေဠ-ဠ၊ ဣတိဝေခေါ-
သာလျှင်၊ အနညေသံ-ကုန်သော၊ သဒိသာနံယေဝ-ကုန်သော၊ နောအသဒိ-

သာန်-ကုန်သော၊ တေသံယေဝသတ္တာန်-တို့တွင်သာလျှင်၊ တေဿ ဝေဿ-
 မဏ္ဍလဿ-ဤအသည်မုနိ-အပေါင်း၏၊ ဓမ္မေနေဝ-အားဖြင့်သာလျှင်၊ ပေါရာ-
 ဏေန-သော၊ အဂ္ဂညေန-သော၊ အက္ခရေန-အသည်မုနိ- ဟူသော အနက်၌
 မပျက်စီးတတ်သော အမည်နာမပညတ်ဖြင့်၊ အဘိနိဗ္ဗတ္တိ-သည်၊ အဟောသိ-
 ပြီ၊ အဓမ္မေန-အားဖြင့်၊ အဘိနိဗ္ဗတ္တိ-သည်၊ နောအဟောသိ-မဟုတ်၊ ဝါသေဠ-
 ဠ၊ ဟိ-အံ၊ တေသ္မိံ ဇနေ-၌၊ ဒိဠေစေဝဓမ္မေ-၌လည်းကောင်း၊ အဘိသမ္မရာ-
 ယဉ္ဇ-၌လည်းကောင်း၊ ဓမ္မော-သည်၊ သေဠော-၏။

သုဒ္ဓမ္မဏ္ဍလ

၁၃၄။ ဝါသေဠ-ဠ၊ တေသံယေဝသတ္တာန်-တို့တွင်သာလျှင်၊ အဇ္ဈသေသံ-
 ကြွင်းကျန်ကုန်သော၊ ယေတေသတ္တာ-တို့သည်၊ သန္တိ-ရှိကုန်၏၊ တေသတ္တာ-တို့
 သည်း၊ လုဒ္ဓါစာရာ-ကြမ်းတမ်းသောအကျင့် ရှိကြကုန်သည်၊ ခုဒ္ဓါစာရာ-သိမ်
 ငယ် သေးနပ်သောအကျင့် ရှိကြကုန်သည်၊ အဟောသိ-ကုန်ပြီ၊ ဝါသေဠ-ဠ၊
 လုဒ္ဓါစာရာ-ကြမ်းတမ်းသောအကျင့် ရှိကြကုန်၏၊ ခုဒ္ဓါစာရာ-သိမ်ငယ် သေး
 နပ်သော အကျင့်ရှိကြကုန်၏၊ ဣတိတသ္မာ-တို့သို့ ကြမ်းတမ်းသော အကျင့်၊
 သိမ်ငယ်သေးနပ်သောအကျင့် ရှိကြကုန်သည်၏ အဖြစ်ကြောင့်၊ သုဒ္ဓါသုဒ္ဓါ-
 တော-သုဒ္ဓ၊ သုဒ္ဓတ္တိ ဟူ၍ သာလျှင်၊ ဝါ-လျင်စွာ ကဲ့ရဲ့အပ်သည်၏ အဖြစ်သို့
 ရောက်သောသတ္တဝါ၊ လျင်စွာကဲ့ရဲ့အပ်သည်၏အဖြစ်သို့ ရောက်သောသတ္တဝါ
 တို့ဟူ၍သာလျှင်၊ အက္ခရ-သူဆင်းရဲမုနိ- ဟူသောအနက်၌ မပျက်စီးတတ်သော
 အမည်နာမပညတ်သည်၊ ဥပနိဗ္ဗတ္တိ-ပြီ။

ဝါသေဠ-ဠ၊ ဣတိဝေခေါ-သာလျှင်၊ အနညေသံ-ကုန်သော၊ သဒိသာန်-
 ယေဝ-ကုန်သော၊ နောအသဒိသာန်-ကုန်သော၊ တေသံယေဝသတ္တာန်-တို့တွင်
 သာလျှင်၊ တေဿ သုဒ္ဓမ္မဏ္ဍလဿ-ဤသူဆင်းရဲမုနိ- အပေါင်း၏၊ ဓမ္မေနေဝ-
 အားဖြင့်သာလျှင်၊ ပေါရာဏေန-သော၊ အဂ္ဂညေန-သော၊ အက္ခရေန-သူ
 ဆင်းရဲ ဟူသောအနက်မှ တစ်ပါးသောအနက်၌ မမြှစ်တတ်သော အမည်နာမ
 ပညတ်ဖြင့်၊ အဘိနိဗ္ဗတ္တိ-သည်၊ အဟောသိ-ပြီ၊ အဓမ္မေန-အားဖြင့်၊ အဘိ-
 နိဗ္ဗတ္တိ-သည်၊ နောအဟောသိ-မဟုတ်၊ ဝါသေဠ-ဠ၊ ဟိ-အံ၊ တေသ္မိံ ဇနေ-၌၊
 ဒိဠေစေဝဓမ္မေ-၌လည်းကောင်း၊ အဘိသမ္မရာယဉ္ဇ-၌လည်းကောင်း၊ ဓမ္မော-
 သည်၊ သေဠော-၏။

၁၃၅။ ဝါသေဠ-ဠ၊ ယံယသ္မိံ သမယေ-၌၊ ခတ္တိယောပိ-သည်လည်း၊ သကံ-
 မိမိဉ္စာဖြစ်သော၊ ဓမ္မ-မင်းကျင့်တရားကို၊ ဂရဟမာနော-ကဲ့ရဲ့လျက်၊ အဟိ-
 သည်၊ သမဏော-ငြိမ်းအေးစေအပ်ပြီးသော မကောင်းမှုရှိသော ရဟန်းသည်၊
 တဝိဿဒမိ-ဖြစ်ရတော့အံ့၊ ဣတိမနသိကတွာ-၍၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊
 အနဂါရိယံ-သို့၊ ပဗ္ဗဇတိ-၏၊ သောသမယော-သည်၊ အဟုခေါ-ဖြစ်သည်သာ။

ဝါသေဠ-ဠ၊ ယံယသ္မိံသမယေ-ဠ၊ ပြောဟန္တောမိ-သည်လည်း၊ သကံ-မိမိ
 ဥစ္စာဖြစ်သော၊ ဓမ္မံ-ပုဏ္ဏားတို့သည် ကျင့်အပ်သော တရားကို၊ ဂရဟမာနော-
 လျက်၊ အဟံ-သည်၊ သမဏော-သည်၊ ဘဝိဿာမိ-အံ၊ ဣတိမနသိကတွာ-၍၊
 အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇတိ-၏၊ သောသမယော-
 သည်၊ အဟုခေါ-သည်သာ။

ဝါသေဠ-ဠ၊ ယံယသ္မိံသမယေ-ဠ၊ ဝဿောပိ-သည်လည်း၊ သကံ-သော၊
 ဓမ္မံ-အသည်တို့သည် ကျင့်အပ်သောတရားကို၊ ဂရဟမာနော-လျက်၊ အဟံ-
 သည်၊ သမဏော-သည်၊ ဘဝိဿာမိ-အံ၊ ဣတိမနသိကတွာ-၍၊ အဂါရသ္မာ-မှ၊
 နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇတိ-၏၊ သောသမယော-သည်၊ အဟုခေါ-
 သည်သာ၊ ဝါသေဠ-ဠ၊ ယံယသ္မိံသမယေ-ဠ၊ သုဒ္ဓေါပိ-သည်လည်း၊ သကံ-
 သော၊ ဓမ္မံ-သူဆင်းရဲတို့သည် ကျင့်အပ်သောတရားကို၊ ဂရဟမာနော-လျက်၊
 အဟံ-သည်၊ သမဏော-သည်၊ ဘဝိဿာမိ-အံ၊ ဣတိမနသိကတွာ-၍၊ အဂါ-
 ရသ္မာ-မှ၊ နိက္ခမ္မ - ၍၊ အနဂါရိယံ-သို့၊ ပဗ္ဗဇတိ-၏။

ဝါသေဠ-ဠ၊ စတူဟိ-လေးပါးကုန်သော၊ ဣမေဟိမဏ္ဍလေဟိ-ဤအမျိုး
 တို့မှ၊ အနညေသံ-တစ်မျိုးတခြား တစ်ပါးမဟုတ်ကုန် သော၊ သဒိသာနံယေဝ-
 အမျိုးချင်း တူသည်သာလျှင် ဖြစ်ကုန်သော၊ နောအသဒိသာနံ - ကုန်သော၊
 တေသံယေဝသတ္တာနံ-တို့တွင်သာလျှင်၊ သမဏမဏ္ဍလဏ- ရဟန်းအပေါင်း၏၊
 ဓမ္မေနေဝ-အားဖြင့်သာလျှင်၊ အဘိနိဗ္ဗတ္တိ-သည်၊ အဟောသံ-ပြီ၊ အဓမ္မေန-
 အားဖြင့်၊ အဘိနိဗ္ဗတ္တိ-သည်၊ နေဒအဟောသံ-မဟုတ်။

ဝါသေဠ-ဠ၊ ဟိ-အံ၊ ဒိဠေစေဝဓမ္မေ-ဤလည်းကောင်း၊ အဘိသမ္ပရာယဉ္စ-
 ဤလည်းကောင်း၊ ဓမ္မော-သည်၊ သေဠော-၏။

ဒုစ္စရိတံဒိကထာ

၁၃၆။ ဝါသေဠ-ဠ၊ ခတ္တိယောပိ-သည်လည်း၊ ကာယေန-ကိုယ်ဖြင့်၊
 ဝါ-ကာယဒ္ဓါရဖြင့်၊ ဒုစ္စရိတံ-ဒုစရိုက်ကို၊ ဝါ-မကောင်းသဖြင့်ကျင့်အပ်သော
 အကျင့်ကို၊ ဝါ- မကောင်းသောအကျင့်ကို၊ စရိတွာ - ကျင့်၍လည်းကောင်း၊
 ဝါစာယ-နှုတ်ဖြင့်၊ ဝါ-ဝစီဒ္ဓါရဖြင့်၊ ဒုစ္စရိတံ-ကို၊ စရိတွာ-၍ လည်းကောင်း၊
 မနသာ-စိတ်ဖြင့်၊ ဝါ-မနောဒ္ဓါရဖြင့်၊ ဒုစ္စရိတံ-ကို၊ စရိတွာ-၍ လည်းကောင်း၊
 မိစ္ဆာဒိဋ္ဌိကော-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အယူရှိသည်၊ မိစ္ဆာဒိဋ္ဌိ-
 ကမ္မသမာဒါနော- မိစ္ဆာအယူ၏ အစွမ်းအားဖြင့် ဆောက်တည်အပ်ပြီးသော
 အထူးထူးသော ကံရှိသည်၊ ဝါ-ဆောက်တည်အပ်ပြီးသော မိစ္ဆာအယူနှင့်တကွ
 ဖြစ်သောကံ ရှိသည်၊ ဝါ-မိစ္ဆာအယူနှင့်တကွ ကံကို ဆောက်တည်တတ်သည်။

ဟုတော-၍၊ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနဟေတု-မိစ္ဆာအယူ၏အစွမ်းအားဖြင့် ဆောက်
 တည်အပ်ပြီးသော အထူးထူးသော ကံဟူသော အကြောင်းကြောင့်၊ ဝါ-
 ဆောက်တည်အပ်ပြီးသော မိစ္ဆာအယူနှင့်တကွဖြစ်သော ကံဟူသောအကြောင်း
 ကြောင့်၊ ဝါ-မိစ္ဆာအယူနှင့်တကွ ကံကိုဆောက်တည်ခြင်းဟူသော အကြောင်း
 ကြောင့်၊ ကာယဿ- ဥပါဒိန္ဒက ခန္ဓာကိုယ်၏၊ ဘေဒါ- ပျက်ရာ ဖြစ်သော၊
 မရဏာ-သေရာအခါမှ၊ ပရံ-နောက်ဖြစ်သော အသစ်ဖြစ်သော ခန္ဓာကို ယူဆဲ
 ခဏ၌၊ အပါယ်-ကြီးပွားခြင်းမှ ကင်းသော၊ ဒုဂ္ဂတိ-မကောင်းသော ဂတိဟု
 ဆိုအပ်သော၊ ဝိနိပါတံ-မကောင်းမှုကို ပြုသောသူတို့၏ မိမိအလို ကင်းလျက်
 ကျရောက်ရာ ဖြစ်သော၊ နိရယံ- ရေ၌၊ ဥပပဇ္ဇတိ- ဖြစ်ရ၏။ (နောက်ဝါကျ
 ပေယျဒလများကို သိသာပြီဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ဖော်ခဲ့တော့မည်။)

(ဗြာဟ္မဏောပိ ခေါ ဝါသေဋ္ဌ ကာယေန ဒုစ္စရိတံ စရိတော ဝါစာယ
 ဒုစ္စရိတံ စရိတော မနသာ ဒုစ္စရိတံ စရိတော မိစ္ဆာဒိဋ္ဌိကော မိစ္ဆာဒိဋ္ဌိ-
 ကမ္မသမာဒါနော မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနဟေတု ကာယဿ ဘေဒါ
 ပရံ မရဏာ အပါယ် ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ဝေဿောပိ
 ခေါ ဝါသေဋ္ဌ ။ပ။ သုဒ္ဓေဝိပိ ခေါ ဝါသေဋ္ဌ။ ။ ပ။)

ဝါသေဋ္ဌ-ဋ္ဌ၊ သမဏောပိ-သည်လည်း၊ ကာယေန- ဖြင့်၊ ဒုစ္စရိတံ- ကို၊
 စရိတော-ကျင့်၍ လည်းကောင်း၊ ဝါစာယ-ဖြင့်၊ ဒုစ္စရိတံ-ကို၊ စရိတော-၍ လည်း
 ကောင်း၊ မနသာ-ဖြင့်၊ ဒုစ္စရိတံ-ကို၊ စရိတော-၍ လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိ-
 ကော-သည်၊ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနော- သည်၊ ဟုတော-၍၊ မိစ္ဆာဒိဋ္ဌိကမ္မ-
 သမာဒါနဟေတု-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊
 အပါယ်-သော၊ ဒုဂ္ဂတိံ-သော၊ ဝိနိပါတံ-အော၊ နိရယံ-၌၊ ဥပပဇ္ဇတိ-၏၊
 ဝါသေဋ္ဌ-ဋ္ဌ၊ ခတ္တိယောပိ-သည်လည်း၊ ကာယေန-ဖြင့်၊ သုစရိတံ-သုစရိတံကို၊
 ဝါ-ကောင်းစွာ ကျင့်အပ်သော အကျင့်ကို၊ ဝါ- ကောင်းသော အကျင့်ကို၊
 စရိတော-ကျင့်၍ လည်းကောင်း၊ ဝါစာယ- ဖြင့်၊ သုစရိတံ-ကို၊ စရိတော-၍
 လည်းကောင်း၊ မနသာ-ဖြင့်၊ သုစရိတံ-ကို၊ စရိတော-၍ လည်းကောင်း၊ သမ္မာ
 ဒိဋ္ဌိကော-မဖောက်မပြန် ဟုတ်မှန်သောအယူရှိသည်၊ သမ္မာဒိဋ္ဌိကမ္မသမာဒါနော-
 သမ္မာအယူ၏ အစွမ်းအားဖြင့် ဆောက်တည်အပ်ပြီးသော အထူးထူးသောကံ
 ရှိသည်၊ ဝါ-ဆောက်တည်အပ်ပြီးသော သမ္မာအယူနှင့်တကွ အထူးထူးသော
 ကံရှိသည်၊ ဝါ-သမ္မာအယူနှင့်တကွ ကံကိုဆောက်တည်တတ်သည်၊ ဟုတော-၍၊
 သမ္မာဒိဋ္ဌိကမ္မသမာဒါန ဟေတု- သမ္မာအယူ၏ အစွမ်းအားဖြင့် ဆောက်တည်
 အပ်ပြီးသော အထူးထူးသော ကံဟူသောအကြောင်းကြောင့်၊ ကာယဿ-၏၊
 ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိံ-ကောင်းသော ဂတိဟု ဆိုအပ်

သော၊ သဂ္ဂံ-ဝေါပါဒါဒါရုံ ကာမဂုဏ်တို့ဖြင့် လွန်စွာမြတ်သော၊ လောကံ-နတ်
ပြည်၌၊ ဥပပဇ္ဇတိ-၏။

(ဗြာဟ္မဏောပိ ခေါ ဝါသေဋ္ဌ ကာယေန သုစရိတံ စရိတော ဝါစာယ
သုစရိတံ စရိတော မနသာ သုစရိတံ စရိတော သမ္မာဒိဋ္ဌိကော သမ္မာဒိဋ္ဌိ-
ကမ္မသမာဒါနော သမ္မာဒိဋ္ဌိကမ္မသမာဒါနဟေတု ကာယဿ ဘေဒါ
ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ဝသောပိ ခေါ
ဝါသေဋ္ဌ ။ပ။ သုဒ္ဓေါပိ ခေါ ဝါသေဋ္ဌ ။ ပ ။)

ဝါသေဋ္ဌ-ဋ္ဌ၊ သမဏောပိ-သည်လည်း၊ ကာယေန-ဖြင့်၊ သုစရိတံ-ကို၊
စရိတော-၍ လည်းကောင်း၊ ဝါစာယ-ဖြင့်၊ သုစရိတံ-ကို၊ စရိတော-၍ လည်း
ကောင်း၊ မနသာ-ဖြင့်၊ သုစရိတံ-ကို၊ စရိတော-၍ လည်းကောင်း၊ သမ္မာဒိဋ္ဌိ-
ကော-သည်၊ သမ္မာဒိဋ္ဌိကမ္မသမာဒါနော-သည်၊ ဟုတော-၍၊ သမ္မာဒိဋ္ဌိကမ္မ
သမာဒါနဟေတု-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊
သုဂတိံ-သော၊ သဂ္ဂံ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။

၁၃၇။ ဝါသေဋ္ဌ-ဋ္ဌ၊ ခတ္တိယောပိ-သည်လည်း၊ ကာယေန-ဖြင့်၊ ဒွယ-
ကာရီ-နှစ်ပါးစုံသော ကုသိုလ်၊ အကုသိုလ်ကို ပြုလေ့ရှိသည်၊ ဝါစာယ-ဖြင့်၊
ဒွယကာရီ-သည်၊ မနသာ-ဖြင့်၊ ဒွယကာရီ-သည်၊ ဝိမိဿ ဒိဋ္ဌိကော-ရောနှော
သော သမ္မာအယု မိစ္ဆာအယုရှိသည်၊ ဝိမိဿဒိဋ္ဌိကမ္မသမာဒါနော-ရောနှောသော
သမ္မာအယု မိစ္ဆာအယု၏ အစွမ်းအားဖြင့် ဆောက်တည်အပ်ပြီးသော အထူးထူး
သော ကံရှိသည်၊ ဝါ-ဆောက်တည်အပ်ပြီးသော ရောနှောသော သမ္မာအယု၊
မိစ္ဆာအယုနှင့်တကွ အထူးထူးသော ကံရှိသည်၊ ဝါ-ရောနှောသော သမ္မာအယု၊
မိစ္ဆာအယုနှင့်တကွ ကံကို ဆောက်တည်တတ်သည်၊ ဟုတော-၍၊ ဝိမိဿ ဒိဋ္ဌိ-
ကမ္မသမာဒါနဟေတု-ရောနှောသော သမ္မာအယု မိစ္ဆာအယု၏ အစွမ်းအားဖြင့်
ဆောက်တည်အပ်ပြီးသော အထူးထူးသော ကံဟူသော အကြောင်းကြောင့်၊
ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဒ္ဓန္တုပုဋိသံဝေဒီ-သုဒ္ဓ
ဝေဒနာ၊ ဒုက္ခဝေဒနာကို ခံစားရခြင်းအလေ့ရှိသည်၊ ဟောတိ-၏။

(ဗြာဟ္မဏောပိ ခေါ ဝါသေဋ္ဌ ကာယေန ဒွယကာရီ၊ ဝါစာယ
ဒွယကာရီ၊ မနသာ ဒွယကာရီ၊ ဝိမိဿဒိဋ္ဌိကော ဝိမိဿ ဒိဋ္ဌိကမ္မသမာ
ဒါနော ဝိမိဿ ဒိဋ္ဌိကမ္မသမာဒါနဟေတု ကာယဿ ဘေဒါ ပရံ မရ
ဏာ၊ သုဒ္ဓန္တုပုဋိသံဝေဒီ ဟောတိ။ ဝေသောပိ ခေါ ဝါသေဋ္ဌ
။ပ။ သုဒ္ဓေါပိ ခေါ ဝါသေဋ္ဌ ။ ပ ။)

ဝါသေဋ္ဌ-ဋ္ဌ၊ သမဏောပိ-သည်လည်း၊ ကာယေန-ဖြင့်၊ ဒွယကာရီ-သည်၊ ဝါစာယ-ဖြင့်၊ ဒွယကာရီ-သည်၊ မနသာ-ဖြင့်၊ ဒွယကာရီ-သည်၊ ဝိမိဿဒိဋ္ဌိ-ကော-သည်၊ ဝိမိဿဒိဋ္ဌိကမ္မသမာဒါ-နော-သည်၊ ဟုတုဒ-၍၊ ဝိမိဿဒိဋ္ဌိကမ္မ-သမာဒါနဟေတု-ကြောင့်၊ ကာယဿ-၏၊ ဘောဒါ-သော၊ မရဏာ-မှ၊ ပရိ-ဋ္ဌိ၊ သုဒဒုက္ခပုဂ္ဂိုလ်ဝေဒနီ-သည်၊ ဟောတိ-၏။

ဗောဓိပက္ခိယဘာဝနာ

၁၃၈။ ဝါသေဋ္ဌ-ဋ္ဌ၊ ခတ္တိယောဝိ-သည်လည်း၊ ကာယေန-ဖြင့်၊ -သံဝုတော-စောင့်ရှောက်သည်၊ ဝါစာယ-ဖြင့်၊ သံဝုတော-သည်၊ မနသာ-ဖြင့်၊ သံဝုတော-သည်၊ ဟုတုဒ-၍၊ သတ္တန္တံ-ခုန်စပါးကုန်သော၊ ဗောဓိပက္ခိယဓမ္မာနံ-ဗောဓိပက္ခိယတရားတို့ကို၊ ဝါ-လေးပါးသောသစ္စာကိုသိတတ်သော အရဟတ္တမဂ်ဉာဏ်၏ အဖို့၌ဖြစ်ကုန်သော တရားတို့ကို၊ ဘာဝနံ- ပွားစေခြင်းသို့၊ ဝါ-ကို၊ အန္ဓာယ-အစဉ်အားဖြင့်လိုက်၍၊ ဝါ- ကျင့်၍၊ ဒိဋ္ဌေဝဓမ္မေ-မျက်မှောက်ထင်ထင် ရှုမြင်အပ်သော ပစ္စုပ္ပန်အတ္တဘောဋ္ဌိသာလျှင်၊ ပရိနိဗ္ဗာယတိ - ကိလေသပရိနိဗ္ဗာန်စံရ၏။ ဝါ-ကိလေသာတည်းဟူသော အပူဘေးတို့မှ ငြိမ်းအေး၏။ (ဗြာဟ္မဏောပိခေါ ဝါသေဋ္ဌ ကာယေန သံဝုတော ဝါစာယ သံဝုတော မနသာ သံဝုတော သတ္တန္တံ ဗောဓိပက္ခိယဓမ္မာနံ ဘာဝနံ မန္ဓာယ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယတိ။ စေဏောပိခေါ ဝါသေဋ္ဌ။ ပ။ သုဒ္ဓေါပိ ခေါ ဝါသေဋ္ဌ။ ဗ။) ဝါသေဋ္ဌ-ဋ္ဌ၊ သမဏောပိ-သည်လည်း၊ ကာယေန - ဖြင့်၊ သံဝုတော - သည်၊ ဝါစာယ-ဖြင့်၊ သံဝုတော-သည်၊ မနသာ-ဖြင့်၊ သံဝုတော-သည်၊ ဟုတုဒ-၍၊ သတ္တန္တံ - ကုန်သော၊ ဗောဓိပက္ခိယဓမ္မာနံ- တို့ကို၊ ဘာဝနံ - ကို၊ ဝါ-သို့၊ အန္ဓာယ-၍၊ ဒိဋ္ဌေဝဓမ္မေ-၌သာလျှင်၊ ပရိနိဗ္ဗာယတိ - ၏။

၁၃၉။ ဝါသေဋ္ဌ-ဋ္ဌ၊ ဟိ- ထင်စွာပြုတော်မူပေအံ့၊ စတုန္တံ- ကုန်သော၊ ဣမေသံဝဏ္ဏာနံ-တို့တွင်၊ ခတ္တိယောဝါ - နောင်လည်းဖြစ်သော၊ ဗြာဟ္မဏောဝါ-သော်လည်းဖြစ်သော၊ ဝေဿောဝါ-သော်လည်းဖြစ်သော၊ သုဒ္ဓေါဝါ-သော်လည်းဖြစ်သော၊ ဟောတိက္ခု-သည်၊ အရဟံ-သည်၊ ဒိဏာသဇေ- သည်၊ ဝုသိတဝါ-သည်၊ ကတကရဏိယော-သည်၊ ဩဟိတဘာရော-သည်၊ အနုပုတ္တ-သဒတ္တော - သည်၊ ပရိက္ခိဏဘဝသံယောဇနော-သည်၊ သမ္မာ - စွာ၊ အညဒ-၍၊ ဝိမုတ္တော - သည်၊ ဟောတိ-၏၊ နေသံဝဏ္ဏာနံ - တို့တွင်၊ ဝါ-တို့ထက်၊ သောတိက္ခု-ကို၊ ဓမ္မေနေဓ - ဖြင့်သာလျှင်၊ အဂ္ဂေါ - ဟူ၍၊ အက္ခာယတိ - အပ်၏၊ အဓမ္မေန-အားဖြင့်၊ အဂ္ဂေါ - ဟူ၍၊ နောအက္ခာယတိ-အပ်၊ ဝါသေဋ္ဌ-ဋ္ဌ၊ ဟိ - မူပေအံ့၊ ဧတသ္မိ ဇနေ- ၌၊ ဒိဋ္ဌေဝေဝဓမ္မေ-၌လည်းကောင်း၊ အဘိသမ္ပရာယဉ္ဇ - ၌လည်းကောင်း၊ ဓမ္မော-သည်၊ သေဋ္ဌော - ၏။



၁၄၀။ ဝါသေဠ-ဠ၊ သနက္ခမာရေန-သနက္ခမာရအမည်ရှိသော၊ ဗြဟ္မာ-
 နာပိ-ဗြဟ္မာသည်လည်း၊ သောဂါထာ-ကို၊ ဘာသိတာ-ရွတ်ဆိုအပ်ပြီ၊ ကိ-သို့၊
 ဘာသိတာ-နည်း၊ ဇနေတသ္မိ-ကံကိလေသာတို့သည် ဖြစ်စေအပ်သောသတ္တဝါ
 အပေါင်း၌၊ ဝါ-တုင်၊ (တစ်နည်း) တေသ္မိ-ဇနေ-ဤသတ္တဝါအပေါင်း၌၊
 ဝါ-တုင်၊ ယေသတ္တာ-တို့သည်၊ ဂေါတ္ထပဋိသာရိနော-အနွယ်ကို အောက်မေ့
 လေ့ရှိကြကုန်၏၊ တေသုသတ္တေသု - တို့တုင်၊ ခတ္တိယော - မင်းသည်သာ၊ ဝါ-
 မင်းဇာတ်ရှိသော ပုဂ္ဂိုလ်သည်သာ၊ ဝါ-မင်းမျိုးသည်သာ၊ သေဠော-မြတ်၏၊
 ဒေဝမာနုသေ-နတ်လူအပေါင်း၌၊ ဝါ-တုင်၊ ယောသတ္တာ-သည်၊ ဝိဇ္ဇာ-
 စရဏ သမ္ပန္နော-သုံးပါးသောဝိဇ္ဇာ၊ ရှစ်ပါးသောဝိဇ္ဇာ၊ တစ်ဆယ့်ငါးပါးသော
 စရဏတို့နှင့် ပြည့်စုံ၏၊ သောသတ္တာ-သည်၊ သေဠော-မြတ်၏၊ ဣတိ-သို့၊
 ဘာသိတာ-ပြီ။

ဝါသေဠ-ဠ၊ သာသောဂါထာ - ထိုဂါထာကို၊ သနက္ခမာရေန - သော၊
 ဗြဟ္မာနာ-သည်၊ သုဂီတာ- ကောင်းစွာသိဆိုအပ်ပြီ၊ နောဒုဂ္ဂီတာ - မကောင်း
 သဖြင့် သိဆိုအပ်သည်မဟုတ်၊ သုဘာသိတာ-ကောင်းစွာရွတ်ဆိုအပ်ပြီ၊ နော-
 ဒုဗ္ဗာသိတာ-မကောင်းသဖြင့် ရွတ်ဆိုအပ်သည်မဟုတ်၊ အတ္ထသံဟိတာ-အကျိုး
 အနက်နှင့် စပ်ခဲ့၏၊ နောအနတ္ထသံဟိတာ - အကျိုးအနက်နှင့် မစပ်ယှဉ်သည်
 မဟုတ်၊ မယာ - ငါဘုရားသည်၊ အနုမတာ - ခွင့်ပြုတော်မူအပ်ပြီ၊ ဝါ-ဝမ်း
 မြောက်တော်မူအပ်ပြီ၊ ဝါသေဠ-ဠ၊ အဟမ္မိ-သည်လည်း၊ ဝေ-သို့၊ ဝဒါမိ-
 မှ၏၊ ကိ-သို့၊ ဝဒါမိ-နည်း၊ ဇနေတသ္မိ-၌၊ ဝါ-တုင်၊ (တစ်နည်း) တေသ္မိ-
 ဇနေ-၌၊ ဝါ - တုင်၊ ယေသတ္တာ - တို့သည်၊ ဂေါတ္ထပဋိသာရိနော - ကုန်၏၊
 တေသုသတ္တေသု-တို့တုင်၊ ခတ္တိယော-သည်သာ၊ သေဠော-၏၊ ဒေဝမာနုသေ-
 ၌၊ ဝါ-တုင်၊ ယေသတ္တာ-တို့သည်၊ ဝိဇ္ဇာစရဏသမ္ပန္နော-၏၊ သောသတ္တာ-သည်
 သာ၊ သေဠော-၏၊ ဣတိ-သို့၊ ဘာသိတာ - ပြီ၊ ဣတိ-သို့၊ အဝေါစ - ပြီ၊
 ဘဂဝါ-သည်၊ ဣဒံသုတ္တံ-ဤအဂ္ဂညသုတ်ကို၊ အဝေါစ-မူပြီ၊ ဝါသေဠဘာရ-
 ဒ္ဒါဇာ - ဝါသေဠသာမဏေ၊ ဘာရဒ္ဒါဇာသာမဏေတို့သည်၊ အတ္တမနာ - ကုန်
 သည်၊ ဟုတုာ - ကုန်၏၊ ဘဂဝတော - ၏၊ ဝါ-သည်၊ ဘာသိတံ-ဟောတော်
 မူအပ်သော အဂ္ဂညသုတ်ကို၊ အဘိနန္ဒါ - ကုန်ပြီ၊ ဣတိ - သို့၊ သုတံ - အပ်ပါ
 ပြီ၊ ဣတိ = သို့၊ ဝိဿဇေသိ - ပြီ၊ ဣတိ - ဤကား အဂ္ဂညသုတ် အပြီးတည်း။

စတုတ္ထ - သော၊ အဂ္ဂညသုတ္တံ - သည်၊
 နိဠိတံ = ပြီ။

၅။ သမ္ပသာဒနိယသုတ္တ

သဒရိပုတ္တသိဟနာဒ

၁၄၁။ ။ပ။ ကေ-သော၊ သမယံ-ဉ္စ၊ ဘဂဝါ-သည၊ နာဠန္ဒာယံ-နာဠန္ဒ မြို့ဉ္စ၊ ပါဝါရိကမ္ပဝနေ-ပါဝါရိကမ္ပဝန် ဥယျာဉ်ဉ္စ၊ ဝါ-ပုဆိုး ပဝါ အထည် သဏ္ဍိ သေဋ္ဌေး၏ သရက်ဥယျာဉ်ဉ္စ၊ ဝါ-ပုဆိုး ပဝါ အထည်သည် သေဋ္ဌေး၏ သရက်ဥယျာဉ်ဝယ် ဆောက်လုပ်အပ်သော ကျောင်းတော်ဉ္စ၊ ဝိဟရတိ- မူ၏၊ အထ တသ္မိ ကာလေ-မြတ်စွာဘုရား၏ နာဠန္ဒမြို့ ပါဝါရိကမ္ပဝန် ဥယျာဉ်ဝယ် နေတော်မူရာ ထိုအခါဉ္စ၊ အာယသ္မာ သဒရိပုတ္တော-သည၊ ယေန ဌာနေန-ဉ္စ၊ ဘဂဝါ-သည၊ အတ္ထိ-မူ၏၊ တေန ဌာနေန-သ္မိ၊ ဥပသင်္ကမိ-၏၊ ဥပသင်္ကမိတော- ပြီး၍၊ ဘဂဝန္တံ-ကို၊ အဘိဝါဒေတော-၍၊ ကေမန္တံ-အောင်၊ နိသိဒိ-၏၊ ကေ မန္တံ-အောင်၊ နိသိန္ဒော-သော၊ အာယသ္မာ သဒရိပုတ္တော-သည၊ ဘဂဝန္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိ-သ္မိ၊ အဝေါစ-နည်း၊ ဘန္တေ-မြတ်စွာဘုရား၊ အဟံ-သည၊ ဘဂဝတိ-ဉ္စ၊ ဧဝံ-သ္မိ၊ ပသန္နော-ကြည်လင်လှပါ၏၊ ဝါ-ကြည်ညို လှပါ၏၊ ကိ-သ္မိ၊ ပသန္နော-နည်း၊ သမ္မောဓိယံ-တစ်ခုမကြွင်း ခပင်းဥသ္မိ အလုံးစုံသော ဥေယျဇါးတန် တရားမှန်ကို ကေနိကိုယ်တိုင် သိကြောင်း ဖြစ် သော သဗ္ဗညုတဉာဏ်တော်ဉ္စ၊ ဝါ-လေးပါးသောသစ္စာကို ကိုယ်တိုင်သိကြောင်း ဖြစ်သော အရဟတ္တမဂ်ဉာဏ်ဉ္စ၊ ဘဂဝတော-မြတ်စွာဘုရားထက်၊ ဘိယျော- ဘိညတရော-အထူးသဖြင့် အလွန်အကဲ အထူးသိအပ်သော၊ ဝါ-အထူးသဖြင့် လွန်ကဲသော ထူးသော ဉာဏ်ရှိသော၊ ဘဂဝတော-မှ၊ အညော-တစ်ပါးသော၊ သမဏော ဝါ-ရဟန်းသည်သော် လည်းကောင်း၊ ဗြာဟ္မဏော ဝါ-ပုဏ္ဏားသည် သော် လည်းကောင်း၊ အတိတေ-အတိတ်အခါဉ္စ၊ န စ အဟု-ဖြစ်လည်း မဖြစ်ခဲ့ ဖူး၊ အနာဂတေ-အနာဂတ်အခါဉ္စ၊ န စ ဘဝိဿတိ-ဖြစ်လတ္တံ့လည်း မဟုတ်၊ တေရမိ-ဤအခါဉ္စ၊ ဝါ-ယခုအခါဉ္စ၊ န စ ဝိဇ္ဇတိ-ရှိဆဲလည်း မဟုတ်၊ ဣတိ ဧဝံ-သ္မိ၊ ပသန္နော-ပါ၏၊ ဣတိ-သ္မိ၊ အဝေါ စ-ပြီ။

၁၄၂။ ဧဝံ-သ္မိ၊ ဝုတ္တေ-အရှင်သာရိပုတ္တရာက လျှောက်အပ်သည်ရှိသော်၊ ဘဂဝါ-သည၊ အာယသ္မန္တံ သဒရိပုတ္တံ-ကို၊ တေ ဝစနံ-ကို၊ အဝေါ စ-မူပြီ၊ ကိ-သ္မိ၊ အဝေါစ-နည်း၊ သဒရိပုတ္တံ-သာရိပုတ္တရာ၊ တေ-သည၊ ဥဠာရာ-မြတ် သော၊ အာသဘိ-နှားလားနှင့် တူတော်မူသော ငါဘုရား၏ ဥဠာဖြစ်သော စကားနှင့် တူသော၊ အယံ ဝါစာ-ဤစကားကို၊ ဘာသိတာ- ပြောဆိုအပ်ပြီ၊ ကေသော-စာစီစုသော အဖို့ကို၊ ဂဟိတော-ယူအပ်ပြီ၊ သိဟနာဒေ- သိဟနာဒ ကို၊ ဝါ-မြတ်သော ဟောက်သံကို၊ ဝါ-ခြံသံမင်း၏ ဟောက်သံနှင့် တူသော

ဟောက်သံကို၊ ဝါ- မကြောက်မရွံ့ ဟောက်အပ်သော အသံကို၊ နဒိတော-
ဟောက်အပ်ပြီ၊ ကိ- သို့၊ ဘာသိတာ-နည်း၊ ကေသော- ကို၊ ဂဟိတော-
နည်း၊ သိဟနာဒေါ-ကို၊ နဒိတော-နည်း၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊
ဘဂဝတိ-၌၊ ဝေ-သို့၊ ပသန္နော-ပါ၏၊ ကိ- သို့၊ ပသန္နော-နည်း၊ သမ္မောဓိယံ-
၌၊ ဘဂဝတော-ထက်၊ ဘိယျောဘိညတရော-သော၊ ဘဂဝတော-မှ၊ အညော-
သော၊ သမဏောဘဝါ-သည်သော်လည်းကောင်း၊ ပြာဟ္မဏောဘဝါ- သည်သော်
လည်းကောင်း၊ အတိတေ-၌၊ နစအဟု-ဖူး၊ အနာဂတေ-၌၊ နစဘဝိဿတိ-
မဟုတ်၊ တေရဟိ-၌၊ နစဝိဇ္ဇတိ-မဟုတ်၊ ဣတိဝေ-သို့၊ ပသန္နော-ပါ၏၊ ဣတိ-
သို့၊ ဘာသိတာ-အပ်ပြီ၊ ကေသော-ကို၊ ဂဟိတော-အပ်ပြီ၊ သိဟနာဒေါ-ကို၊
နဒိတော-အပ်ပြီ၊ သာရိပုတ္တ-ရာ၊ တေ-သည်၊ အတိတံ - အတိတ်ဖြစ်သော၊
အဒ္ဓါနံ-အနွဲ့၌၊ ဝါ-ကာလ၌၊ အရဟန္တော-ကိလေသာ မြူမှူး ညစ်အကြေးမှ
ကင်းဝေး စင်ကြယ်တော်မူကြကုန်ပြီးသော၊ သမ္မာသမ္ဗုဒ္ဓါ - မဖောက်မပြန်
ကိုယ်တော်တိုင်သာ ဧညယျဇါးတန် တရားမှန်ကို ကေန သိမြင်တော်မူကြကုန်
ပြီးသော၊ ယေ တေ ဘဂဝန္တော-အကြင်မြတ်စွာဘုရားတို့သည်၊ အဟေသံ-ပင့်
တော်မူကြကုန်ပြီ၊ သဗ္ဗေ-အလုံးစုံကုန်သော၊ တေဘဂဝန္တော-တို့ကို၊ စေတသာ-
မိမိစိတ်ဖြင့်၊ စေတော-မြတ်စွာဘုရားတို့၏စိတ်ကို၊ ပရိစ္စ-ပိုင်းခြား၍၊ တေ ဘဂ-
ဝန္တော-တို့သည်၊ ဝေသိလာ-ဤသို့ လောကီ၊ လောကုတ္တရာသီလ ရှိကြကုန်
သည်၊ အဟေသံ-ကုန်ပြီ၊ ဣတိပိ-ဤသို့လည်းကောင်း၊ တေဘဂဝန္တော-တို့
သည်၊ ဝေဓမ္မာ-ဤသို့လောကီ၊ လောကုတ္တရာ သမာဓိရှိကြကုန်သည်၊ အဟေသံ-
ကုန်ပြီ၊ ဣတိပိ-လည်းကောင်း၊ တေဘဂဝန္တော-တို့သည်၊ ဝေပညာ - ဤသို့
လောကီ၊ လောကုတ္တရာပညာ ရှိကြကုန်သည်၊ အဟေသံ-ကုန်ပြီ၊ ဣတိပိ-လည်း
ကောင်း၊ တေဘဂဝန္တော-တို့သည်၊ ဝေဝိဟာရီ-ဤသို့ နိရောဓသမာပတ်ဖြင့်
နေလေ့ရှိကြကုန်သည်၊ ဝါ-ဤသို့ နေကြောင်း ဖြစ်သော နိရောဓ သမာပတ်
ရှိကြကုန်သည်၊ အဟေသံ - ကုန်ပြီ၊ ဣတိပိ - လည်းကောင်း၊ တေဘဂဝန္တော-
တို့သည်၊ ဝေဝိမုတ္တာ-ဤသို့ ငါးပါးသောဝိမုတ္တိတို့ဖြင့် ကိလေသာမှ လွတ်တော်
မူကြကုန်ပြီးသည်၊ အဟေသံ - ကုန်ပြီ၊ ဣတိပိ - ကောင်း၊ ဝိဒိတာကိ - သိအပ်
ကုန်လေသလော၊ ဣတိ - သို့၊ အဝေါစ - မြတ်စွာဘုရားက မိန့်တော်မူပြီ၊
ဘန္တေ-ဘုရား၊ ဝေဝေဒိယနံ- ဤသို့သိခြင်းသည်၊ နောဟိယုတ္တံ- မသင့်မြတ်ပါ
သည်သာ၊ (တစ်နည်း) ဘန္တေ - ဘုရား၊ မေ - သည်၊ အတိတံ-သော၊ အဒ္ဓါနံ-
၌၊ အရဟန္တော-ကုန်ပြီးသော၊ သမ္မာသမ္ဗုဒ္ဓါ-ကုန်ပြီးသော၊ ယေတေဘဂ -
ဝန္တော-တို့သည်၊ အဟေသံ-ကုန်ပြီ၊ သဗ္ဗေ-ကုန်သော၊ တေဘဂဝန္တော-တို့ကို၊
စေတသာ-ဖြင့်၊ စေတော-ကို၊ ပရိစ္စ-၍၊ တေဘဂဝန္တော-တို့သည်၊ ဝေသိလာ-
ကုန်သည်၊ အဟေသံ-ကုန်ပြီ၊ ဣတိပိ-ကောင်း၊ တေဘဂဝန္တော-တို့သည်၊
ဝေဓမ္မာ-ကုန်သည်၊ အဟေသံ-ကုန်ပြီ၊ ဣတိပိ-ကောင်း၊ တေဘဂဝန္တော-တို့သည်၊

ဝေပညာ-ကုန်သည်၊ အဟေသို-ကုန်ပြီ၊ ဣတိပိ-ကောင်း၊ တေ ဘဂဝန္တော-
 တို့သည်၊ ဝေဝိဟာရီ-ကုန်သည်၊ အဟေသို-ကုန်ပြီ၊ ဣတိပိ-ကောင်း၊ တေ ဘဂ
 ဝန္တော-တို့သည်၊ ဝေဝိမုတ္တာ-ကုန်သည်၊ အဟေသို-ကုန်ပြီ၊ ဣတိပိ-ကောင်း၊
 နောဟိဝိဒိတာ - မသိအပ်ပါကုန်သည်သာ၊ ဣတိ-သို့၊ အဝေ ၂၀- အရှင်သာရိ
 ပုတ္တရာက လျှောက်ပြန်ပြီ။

သာရိပုတ္တ-ရာ၊ တေ-သည်၊ အနာဂတံ-သော၊ အဒ္ဓါနံ-၌၊ အရဟန္တော-
 ကုန်ပြီသော၊ သမ္မာသမ္ဗုဒ္ဓါ-ကုန်ပြီသော၊ ယေ တေ ဘဂဝန္တော-တို့သည်၊
 ဘဝိဿန္တိ-ပွင့်တော်မူကြကုန်လိမ့်လတ္တံ့၊ သဗ္ဗေ-ကုန်သော၊ တေ ဘဂဝန္တော-
 တို့ကို၊ စေတသာ-ဖြင့်၊ စေတော-သို့၊ ပရိစ္စ-၍၊ တေ ဘဂဝန္တော-တို့သည်၊
 ဝေသီလာ - ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့၊ ဣတိပိ - ကောင်း၊
 တေ ဘဂဝန္တော - တို့သည်၊ ဝေမ္မော - ကုန် သည်၊ ဘဝိဿန္တိ - ကုန်လိမ့်
 လတ္တံ့၊ ဣတိပိ-ကောင်း၊ တေ ဘဂဝန္တော - တို့သည်၊ ဝေပညာ - ကုန်သည်၊
 ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့၊ ဣတိပိ-ကောင်း၊ တေ ဘဂဝန္တော-တို့သည်၊ ဝေ-
 ဝိဟာရီ-ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့၊ ဣတိပိ-ကောင်း၊ တေ ဘဂ-
 ဝန္တော-တို့သည်၊ ဝေဝိမုတ္တာ-ကုန်သည်၊ ဘဝိဿန္တိ-ကုန်လိမ့်လတ္တံ့၊ ဣတိပိ-
 ကောင်း၊ ဝိဒိတာကိံ ပန-ကုန်သလော၊ ဣတိ-သို့၊ အဝေ ၂၀-မြတ်စွာဘုရားက
 မိန့်တော်မူပြန်ပြီ၊ ဘန္တေ-ဘုရား၊ တေ ဝေဒိယနံ-သည်၊ နောဟိယုတ္တံ- သည်
 သာ၊ ဣတိ-သို့၊ အဝေ ၂၀-အရှင်သာရိပုတ္တရာက လျှောက်ပြန်ပြီ၊ သာရိပုတ္တ-
 ရာ၊ တေ-သည်၊ တေရဟိ-၌၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-သော၊ အဟံ-
 ကို၊ စေတသာ-ဖြင့်၊ စေတော-ငါဘုရား၏စိတ်ကို၊ ပရိစ္စ-၍၊ ဘဂဝါ- သည်၊
 ဝေသီလော-မူ၏၊ ဣတိပိ-ကောင်း၊ ဘဂဝါ-သည်၊ ဝေမ္မော-မူ၏၊ ဣတိပိ-
 ကောင်း၊ ဘဂဝါ-သည်၊ ဝေပညော-မူ၏၊ ဣတိပိ-ကောင်း၊ ဘဂဝါ-သည်၊
 ဝေဝိဟာရီ-မူလေ့ရှိ၏၊ ဣတိပိ - ကောင်း၊ ဘဂဝါ-သည်၊ ဝေဝိမုတ္တာ-မူ၏၊
 ဣတိပိ-ကောင်း၊ ဝိဒိတော ကိံ ပန-လော၊ ဣတိ-သို့၊ အဝေ ၂၀-မြတ်စွာဘုရား
 က မိန့်တော်မူပြန်ပြီ၊ ဘန္တေ-ဘုရား၊ တေ ဝေဒိယနံ-သည်၊ နောဟိယုတ္တံ-ပါ
 သည်သာ၊ ဣတိ-သို့၊ အဝေ ၂၀-အရှင်သာရိပုတ္တရာက လျှောက်ပြန်ပြီ၊ သာရိ-
 ပုတ္တရာ၊ တေ-အား၊ အတိတာနာဂတ ပစ္စုပ္ပန္နသု - အတိတ်, အနာဂတ်,
 ပစ္စုပ္ပန်ဖြစ်ကုန်သော၊ အရဟန္တေသု-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓေသု-ကုန်သော၊
 တေတေသုဘဂဝန္တေသု-ကျိမြတ်စွာဘုရားတို့၌၊ စေတောပရိယညဏံ- စိတ်ကို
 ပိုင်ခြား၍ သိတတ်သော သဗ္ဗညုတဉာဏ်သည်၊ ဟိ နတ္ထိ-အကယ်၍ မရှိခဲ့အံ့၊
 (ဟိ-သဒ္ဓါ ပရိကပ္ပတ္ထ ဇောတကနိပါဏ်ပုဒ်ကြံသည်။) သာရိပုတ္တ-ရာ၊ အထ-
 ထိုသို့ အတိတ်, အနာဂတ်, ပစ္စုပ္ပန် မြတ်စွာဘုရားတို့၌ စိတ်ကို သိတတ်သော
 သဗ္ဗညုတဉာဏ် မရှိပါဘဲလျက်၊ ကိဉ္ဇရဟိ-အဘယ်အကြောင်းကြောင့်၊ တေ-

သည်၊ ဥဇ္ဇာရာ-သော၊ အာသတိ-သော၊ အယံဝါစာ-ကို၊ ဘာသိတာ-နည်း၊
ကော်သော-ကို၊ ဂဟိတော-နည်း၊ သိဟနာဒေါ-ကို၊ နဒိတော-နည်း၊ ကိ-သို့၊
ဘာသိတာ-နည်း၊ ကော်သော-ကို၊ ဂဟိတော-နည်း၊ သိဟနာဒေါ-ကို၊ နဒိ-
တော-နည်း၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊ ဘဂဝတိ - ဌ၊ ဧဝံ-သို့၊ ပသန္နော-
ပါ၏၊ ကိ-သို့၊ ပသန္နော-နည်း၊ သမ္ပေမိယံ-ဌ၊ ဘဂဝတာ-ထက်၊ ဘိယျော-
ဘိညတရော - သော၊ ဘဂဝတာ - မှ၊ အညော-သော၊ သမဏောဝါ-သည်
သော်လည်းကောင်း၊ ဗြာဟ္မဏောဝါ-သည်သော်လည်းကောင်း၊ အတိတေ-
ဌ၊ နစအဟု-ဖူး၊ အနာဂတေ-ဌ၊ နစဘဝိဿတိ-မဟုတ်၊ တေရဟိ-ဌ၊ နစ-
ဝိဇ္ဇတိ-မဟုတ်၊ ဣတိဧဝံ-သို့၊ ပသန္နော-ပါ၏၊ ဣတိ-သို့၊ ဘာသိတာ-နည်း၊
ကော်သော-ကို၊ ဂဟိတော-နည်း၊ သိဟနာဒေါ-ကို၊ နဒိတော-နည်း၊ ဣတိ-သို့၊
အဝေါစ-မြတ်စွာဘုရားက မိန့်တော်မူပြန်ပြီ။

၁၄၃။ ဘန္တေ-ဘုရား၊ မေ-အား၊ အတိတာနာဂတပစ္စုပ္ပန္နေသု-အတိတ်၊
အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော၊ အရဟန္တေသု-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓေသု-
ကုန်ပြီးသော၊ ဘာဝန္တေသု-တို့၌၊ တေစေတောပရိယဉာဏံ-သည်၊ နခေါပန-
အတ္ထိ-ရှိသည်မဟုတ်ပါ၊ ဘန္တေ-ဘုရား၊ အပိစခေါ- ထိုသို့ပင် စေတောပရိယ
ဉာဏံ မရှိပါသော်လည်း၊ မေ-သည်၊ ဓမ္မန္တယော-ယထာသဘာဝ နည်းမှန်ကျ
အောင် ညေယျအပြား အာရုံများကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်တတ်သော
ပစ္စက္ခဉာဏံသို့ အတုလိုက်၍ သိတတ်သော အနုမာနဉာဏံကို၊ ဝိဒိတော-သိအပ်
ပါပြီ၊ ဘန္တေ-ဘုရား၊ သေယျထာပိ-မည်သည်၊ ရညော-၏၊ ပစ္စန္ဒိမံ-အစွန်
အဖျား အနားဖြစ်သော၊ နဂရံ-မြို့သည်၊ ဒဠုဒ္ဓါပံ-မြဲမြံတည်တံ့ အရှည်ခံသော
မြို့ရိုးတံတိုင်း၏ မြဲမြံတည်တံ့ အရှည်ခံသည်၏အဖြစ်ကို အထက်အထက်သို့ တက်
စေတတ်သော မြို့ရိုးတံတိုင်းခြေရှိသည်၊ ဒဠုပါကာရတောရဏံ - မြဲမြံ တည်တံ့
အရှည်ခံသောတံတိုင်း၊ မြဲမြံတည်တံ့ အရှည်ခံသောတံခါးတိုင်ရှိသည်၊ ကေဒ္ဒါရံ-
တစ်ပေါက်တည်းသာဖြစ်သောတံခါးရှိသည်၊ အဿ-ဖြစ်ရာပါ၏၊ တတြတသ္မိ-
နဂရေ-ဌ၊ ပဏ္ဍိတော-ဖြစ်သောပညာရှိသော၊ ဝါ-ပညာဖြင့် ဖြစ်တတ်သော၊
ဝါ-ပညာသို့ရောက်သော၊ ဗျတ္တော-ထင်စွာပြုတတ်သော ဉာဏ်ပညာရှိသော၊
မေဝေဝိ-အကြောင်းအားလျော်စွာ အနက်အနဲ အခက်အခဲကို ဖျက်ခွဲတတ်
သော ဉာဏ်ပညာရှိသော၊ အညာတာနံ-မသိအပ်သောသူတို့ကို၊ နိဝါရေတာ-
တားမြစ်တတ်သော၊ ဣဟာနံ-သိအပ်သော သူတို့ကို၊ ပဝေသေတာ- စင်စေ
တတ်သော၊ ဝါ-သွင်းတတ်သော၊ ဒေါဝါရိကော-တံခါးစောင့်သည်၊ အဿ-
ရှိရာပါ၏၊ ဇော ဒေါဝါရိကော-သည်၊ တဿနဂရဿ-၏၊ သမန္တာ-ဝန်းကျင်
ပတ်လည်အရပ်တို့၌၊ အနုပရိယာယပထံ-အစဉ်အတိုင်း သွားလာအပ်သောခရီး
သို့၊ အနုက္ကမ မာနော-အစဉ်အတိုင်း သွားလာသည်ရှိသော်၊ ပါကာရသန္တိ ဝါ-

တံတိုင်းအစပ်ကိုသော်လည်းကောင်း၊ ပါကာရဝိဝရံဝါ- တံတိုင်းအပေါက်ကို
သော်လည်းကောင်း၊ နပယေယျ-မတွေ့မမြင်ရရာပါ၊ အန္တမသော-အောက်ထစ်
ပိုင်းခြား အဆုံး၌ ယှဉ်သောအားဖြင့်၊ ဗိဇ္ဇာရ နိက္ခမနမတ္တမ္ဘိ-ကြောင်၏ ထွက်
လောက်ရုံမျှ အတိုင်းအရှည်ရှိသော အပေါက်ကိုသော်လည်း၊ နပယေယျ-
ရရာပါ၏၊ တဿ ဒေါဝါရိကဿ-အား၊ ဧဝံ-သည်၊ အဿ သေယျထာပီ - ဖြစ်
ရာသကဲ့သို့၊ ကိံ-သည်၊ အဿ-နည်း၊ ယေကေစိ-အလုံးစုံကုန်သော၊ သြဠာ၊
ရိကာ- များစွာကုန်သော၊ ပါဏာ - သတ္တဝါတို့သည်၊ ဣမံနဂရံ - ဤမြို့သို့
ပဝိသန္တိဝါ-ဝင်သော်လည်း ဝင်ကြကုန်၏၊ ဣတောနဂရတော-မှ၊ နိက္ခမတိဝါ-
ထွက်သော်လည်း ထွက်ကြကုန်၏၊ သဗ္ဗေ-ကုန်သော၊ သြဠာရိကာ-ကုန်သော၊
တေပါဏာ - တို့သည်၊ ဣမံနာဝဒ္ဒါရေန - ဖြင့်သာလျှင်၊ ပဝိသန္တိဝါ - ဝင်
သော်လည်း ဝင်ကြရကုန်၏၊ ဣတောဝဒ္ဒါရတော-မှသာလျှင်၊ နိက္ခမန္တိဝါ-ထွက်
သော်လည်း ထွက်ကြ ရကုန်၏၊ ဣတိ ဧဝံ-သည်၊ အဿ သေယျထာပီ-သို့၊
ဘန္တေ-ဘုရား၊ ဧဝမေဝ-သာလျှင်၊ မေ-သည်၊ ဓမ္မနုယော-ကို၊ ဝိဒိတော-အပ်
ပါပြီ၊ ကိံ-သို့၊ ဝိဒိတော-နည်း၊ ဘန္တေ-ဘုရား၊ အတိတံ-သော၊ အဒ္ဓါနံ-၌၊
အရဟန္တာ-ကုန်ပြီးသော၊ သမ္မာသမ္ဗုဒ္ဓါ-ကုန်ပြီးသော၊ ယေ တေ ဘဂဝန္တော-
တို့သည်၊ အဟေသံ-ကုန်ပြီ၊ သဗ္ဗေ-ကုန်သော၊ တေ ဘဂဝန္တော-တို့သည်၊ ပဉ္စ-
ငါးပါးကုန်သော၊ စေတသော-စိတ်၏၊ ဝါ-ကို၊ ဥပက္ကိလေသေ-ကပ်၍ ပူပန်
စေတတ်၊ နှိပ်စက်တတ်ကုန်သော၊ ပညာယ-ပညာ၏၊ ဒုဗ္ဗလိကရဏေ-အားနည်း
သည်၏အဖြစ်ကို ပြုတတ်ကုန်သော၊ နိဝရဏေ-နိဝရဏတို့ကို၊ ပဟာယ-ပယ်
တော်မူကြကုန်၍၊ စတုသု-လေးပါးကုန်သော၊ သတိပဋ္ဌာနေသု- သတိပဋ္ဌာန်
တို့၌၊ သုပ္ပတိဋ္ဌိတ စိတ္တာ-ကောင်းစွာ တည်သောစိတ် ရှိတော်မူကြကုန်သည်၊
ဟုတော-ကုန်၍၊ သတ္တ-ခုနစ်ပါးကုန်သော၊ သမ္မောဇ္ဈင်္ဂေ- သမ္မောဇ္ဈင်တို့ကို၊
ယထာဘူတံ-အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း၊ ဝါ-မဖောက်
မပြန် ဟုတ်မှန်သည်အားလျော်စွာ၊ ဝါ- ထင်ရှားရှိသော သမ္မောဇ္ဈင်တို့၏
လက္ခဏ၊ ရသ၊ ပစ္စုပ္ပန်၊ ပဒုဋ္ဌာန် အားလျော်စွာ၊ ဘာဝေတော-ဖြစ်စေတော်
မူကြကုန်၍၊ ဝါ-ပွားစေတော်မူကြကုန်၍၊ အနုတ္တရံ-မိမိကိုလွန်သော သမ္မောဓိ
မရှိသော၊ ဝါ-အတုမရှိမြတ်သော၊ သမ္မာသမ္မောဓိ-မဖောက်မပြန် ကိုယ်တိုင်
သိတတ်သော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်ကို၊ အဘိ သမ္ဗုဇ္ဈိံ-သု-
ကောင်းစွာထိုးထွင်း၍ သိတော်မူကြပါကုန်ပြီ၊ ဘန္တေ-ဘုရား၊ အနာဂတံ-
သော၊ အဒ္ဓါနံ-၌၊ အရဟန္တာ-ကုန်ပြီးသော၊ သမ္မာသမ္ဗုဒ္ဓါ-ကုန်ပြီးသော၊
ယေတေဘဂဝန္တော-တို့သည်၊ ဘဝိသန္တိ-ပါကုန်လိမ့်လတ္တံ့၊ သဗ္ဗေ-ကုန်သော၊
တေ ဘဂဝန္တော-တို့သည်၊ ပဉ္စ-ကုန်သော၊ စေတသော-စိတ်၏၊ ဝါ-ကို၊
ဥပက္ကိလေသေ-ကုန်သော၊ ပညာယ-၏၊ ဒုဗ္ဗလိကရဏေ-ကုန်သော၊ နိဝရဏေ-
တို့ကို၊ ပဟာယ-ကုန်၍၊ စတုသု-ကုန်သော၊ သတိပဋ္ဌာနေသု-တို့၌၊ သုပ္ပတိဋ္ဌိတ

စိတ္တာ-ကုန်သည်၊ ဟုတ္တာ-ကုန်၍၊ သတ္တ-ကုန်သော၊ သမ္မောဇ္ဈဂေ-တို့ကို၊ ယထာ
 ဘူတံ-တိုင်း၊ ဘာဝေတ္တာ-ကုန်၍၊ အနုတ္တရံ-သော၊ သမ္မာသမ္မောဓိ-ကို၊ အဘိ
 သမ္မုဇ္ဈိယန္တိ-မူကြပါကုန်လိမ့်လတ္တံ့၊ ဘန္တေ-ရား၊ တေရဟံ-၌၊ အရဟံ-သော၊
 သမ္မာသမ္မုဇ္ဈေ-သော၊ ဘဂဝါပိ-သည်လည်း၊ ပဉ္စ-ကုန်သော၊ စေတသော-
 ၏၊ ဝါ-ကို၊ ဥပက္ကိလေသေ-ကုန်သော၊ ပညာယ-၏၊ ဒုဗ္ဗလီ ကရဏေ-ကုန်
 သော၊ နိဝရဏေ-တို့ကို၊ ပဟာယ-မူ၍၊ စတုသု-ကုန်သော၊ သတိပဋ္ဌာနေသု-
 တို့၌၊ သုပ္ပတိဋ္ဌိတစိတ္တော-မူသည်၊ ဟုတ္တာ-မူ၍၊ သတ္တ-ကုန်သော၊ သမ္မောဇ္ဈဂေ-
 တို့ကို၊ ယထာဘူတံ-တိုင်း၊ ဘာဝေတ္တာ-မူ၍၊ အနုတ္တရံ-သော၊ သမ္မာသမ္မောဓိ-
 ကို၊ အဘိသမ္မုဇ္ဈေ-သိုးထွင်း၍ သိတော်မူပါပြီ၊ ဣတိ-သို့၊ ဝိဒိတော-အပ်
 ပါပြီ။ (ဤ၌ အဘိသမ္မုဇ္ဈေ-နေဘက် တိ-ရှိရမည်၊ မရှိက လုတ္တနိဒ္ဒိဋ္ဌ-သို့မဟုတ်
 ဝမ္ပမာန်ဟု မှတ်ယူရမည်။)

၁၄၄။ ဘန္တေ-ဘုရား၊ အဟံ-သည် (ဤ၌ ဣသေဒ္ဒါ နိပါတမတ္ထယာ။)
 ယေနဋ္ဌာနေန-၌၊ ဘဂဝါ-သည်၊ အတ္ထိ-မူပါ၏၊ တေနဋ္ဌာနေန-သို့၊ ဓမ္မဿ-
 ဝနာယ-တရားတော်ကို နာရခြင်းငှာ၊ ဥပသကံမိ-ပါပြီ၊ ဘန္တေ-ဘုရား၊ တဿ-
 မေ-အား၊ ဘဂဝါ-သည်၊ ဓမ္မံ-ဘုရားကို၊ ဥတ္တရုတ္တရံ-လွန်ကဲသည်ကို လွန်ကဲ
 သည်ကိုလည်းကောင်း၊ ပဏီတပဏီတံ-မြတ်သည်ကို မြတ်သည်ကိုလည်းကောင်း၊
 ကဏုသုက္ကသပ္ပဋိဘာဂံ-မည်းလည်းမည်းနက်၊ ဖြူလည်းဖြူစင် ဆန့်ကျင်ဘက်ဖြစ်
 သော အဖို့ရှိသည်ကိုလည်းကောင်း၊ ကတော-၍၊ ဒေသေတိ-ဟောတော်မူခဲ့ပါ
 ၏၊ ဘန္တေ-ဘုရား၊ ယထာယထာ-အကြင်အကြင်သို့သောအခြင်းအရာအားဖြင့်၊
 ဘဂဝါ-သည်၊ မေ-အား၊ ဓမ္မံ-ကို၊ ဥတ္တရုတ္တရံ-ကိုလည်းကောင်း၊ ပဏီတ-
 ပဏီတံ-ကိုလည်းကောင်း၊ ကဏုသုက္ကသပ္ပဋိဘာဂံ-ကိုလည်းကောင်း၊ ကတော-
 ၍၊ ဒေသေတိ-မူပါပြီ၊ တယာတယာ-အားဖြင့်၊ အဟံ-သည်၊ တသ္မိံ ဓမ္မေ-
 ထိုမြတ်စွာဘုရား ဟောတော်မူအပ်သော တရားအပေါင်းတို့၊ ကေဇံ-အချို့
 သော၊ ဓမ္မံ-သဘဝကပါရမီညာဏ်တရားကို၊ အဘိညာ-ထူးသောညာဏ်ဖြင့်သိရ၍၊
 ဣဇ္ဇေပသ္မိံ သာသနေ-၍ မြတ်စွာဘုရား သာသနာတော်၌၊ ဓမ္မေသု-လေးပါး
 သော သစ္စာတရားတို့၌၊ ဝါ-မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်ဟု ဆို
 အပ်သောတရားတို့၌၊ ဝါ-အရဟတ္တဖိုလ်တရားတို့၌၊ ဝါ-သာဝကပါရမီညာဏ်
 တရားတို့၌၊ နိဋ္ဌံ-ပြီးဆုံးခြင်းသို့၊ အဂမံ-ရောက်ခဲ့ရပါပြီ၊ နိဋ္ဌံ-သို့၊ ဂန္ဓာ-၍၊
 (ဝါကျဆက်ပေး) သတ္တရံ-မြတ်စွာဘုရား၌၊ ပသိဒ္ဓိ- ကြည်လင်ခဲ့ပါပြီ၊ ဝါ-
 ကြည်ညိုခဲ့ပါပြီ၊ ကိ-သို့၊ ပသိဒ္ဓိ-နည်း၊ ဘဂဝါ-သည်၊ သမ္မာသမ္မုဇ္ဈေ-
 မဖောက်မပြန် ကိုယ်တော်တိုင်သာ ဧဠ ယျငါးတန် တရားမှန်ကို ကေနိထိုးထွင်း
 ၍ သိတော်မူခဲ့ပေပြီ၊ ဘဂဝတော-သည်၊ ဓမ္မော-ဆယ်ပါးသောတရားတော်ကို၊
 သ္မာက္ခာတော-ကောင်းစွာဟောတော်မူအပ်ခဲ့ပေပြီ၊ သာဝကသံဃော - တပည့်

အပေါင်းသည်၊ သုပ္ပဋိပဇ္ဇာ-ကောင်းစွာကျင့်ခဲ့ပေပြီ၊ ဝါ-ကောင်းသော ကျင့်
ကို ကျင့်ခဲ့ပေပြီ၊ ဣတိ-သို့၊ ပသိဒ္ဓိ-ခဲ့ပါပြီ။

ကုသလဓမ္မဒေသနာ

၁၄၅။ ဘန္တေ-ဘုရား၊ ယထာ ယာယ ဒေသနာယ၊ အကြင်ဒေသနာဖြင့်၊
ဘဂဝါ-သည်၊ ဓမ္မ-ကို၊ ဒေသေတိ-မူ့ခဲ့ပါ၏၊ အပရံ-တစ်ပါးသော၊ ဇေတိပန-
ဤဒေသနာကော်သည်ကား၊ အနုတ္တရိယံ-အတုမရှိ မြတ်တော်မူသော မြတ်စွာ
ဘုရား၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော ဂုဏ်တော်ပါတည်း၊ တာယဒေသနာယ-
ထိုဒေသနာဖြင့်၊ ဒေသိတေသု-ဟောတော်မူအပ်ကုန်သော၊ ကုသလေသု-အပြစ်
မရှိကုန်သော၊ ဓမ္မေသု-တရားတို့၌လည်း၊ ဝါ-တရားတို့ကြောင့်လည်း၊ (ပိ-
ကျေသည်။) ဘဂဝါ-မြတ်စွာဘုရားသည်သာလျှင်၊ အနုတ္တရေ-အတုမရှိ
မြတ်တော်မူခဲ့ပါ၏၊ (တစ်နည်း) ဘန္တေ-ဘုရား၊ ယထာ ယာယ ဒေသနာယ-
ဖြင့်၊ ဘဂဝါ-သည်၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့၌၊ ဓမ္မ-ကို၊ ဒေသေတိ-
မူ့ခဲ့ပါ၏၊ အပရံ-သော၊ ဇေတိပန-သည်ကား၊ အနုတ္တရိယံ-ပါတည်း၊ ကုသလေသု-
ဓမ္မေသုတိ - ကုသလေသု ဓမ္မေသုဟူ၍၊ ဝါ-ဟူသော၊ ယံပဒိ-အကြင်ဝါကျကို၊
ဝါ- အကြင်တရားအစုကို၊ မယာ-သည်၊ ဝုတ္တံ - လျှောက်အပ်ပါပြီ၊ တဏှ-
တသို့ပဒေ - ကုသလေသု ဓမ္မေသုဟူသော ထိုဝါကျ၌၊ ဝါ- ကုသလေသု
ဓမ္မေသုဟူသော ထိုတရားအဖို့အစု၌၊ ဣမေ - ဤ ဆိုအပ်လတ္တံ့ သည်တို့ကား၊
ကုသလာ-အပြစ်မရှိကုန်သော၊ ဓမ္မာ-တရားတို့ပါတည်း၊ သေယျထိဒိ-ထို အပြစ်
မရှိသောတရားတို့ဟူကုန်သည် အဘယ်သည်တို့နည်း၊ (တစ်နည်း) ကုသလာ-
ကုန်သော၊ ဓမ္မာ-တို့သည်၊ သေယျထိဒိ-အဘယ်သည်တို့နည်း၊ (တစ်နည်း)
ကုသလာ-ကုန်သော၊ ဣဒိ ဣမေဓမ္မာ-ဤတရားတို့ ဟူကုန်သည်၊ သေယျထာ-
အဘယ်သည်တို့နည်း၊ စတ္တာရော-လေးပါးကုန်သော၊ သတိပဋ္ဌာနာ-သတိပဋ္ဌာန်
တို့လည်းကောင်း၊ စတ္တာရော-ကုန်သော၊ သမ္ပပ္ပဓာနာ - သမ္ပပ္ပဓာန်တို့လည်း
ကောင်း၊ စတ္တာရော-ကုန်သော၊ ဣဒ္ဓိပါဒါ - ဣဒ္ဓိပါဒ်တို့လည်းကောင်း၊ ပဉ္စ-
ကုန်သော၊ ဣန္ဒြိယာနိ - ဣန္ဒြိယတို့လည်းကောင်း၊ ပဉ္စ-ကုန်သော၊ ဗလာနိ-ဗိုလ်
တို့လည်းကောင်း၊ သတ္တ-ကုန်သော၊ ဗောဇ္ဈင်္ဂါ - ဗောဇ္ဈင်တို့ လည်း ကောင်း၊
အရိယော-မြတ်သော၊ ဝါ- ကိလေသာမြူမှူး ညစ်အကြေးမှူး ကင်းဝေးစင်
ကြယ်သော၊ ဝါ-ကိလေသာတည်းဟူသော ရန်သူတို့၏ ကင်းကြောင်းဖြစ်သော၊
အဋ္ဌဂိကော-ရှစ်ပါးသောအင်္ဂါရှိသော၊ မဂ္ဂေါ-မဂ်လည်းကောင်း၊ ဣတိဣမေ-
ဤသည်တို့ပါတည်း၊ ဘန္တေ-ဘုရား၊ ဣဣမသိံ သာသနေ-၌၊ ဘိက္ခု-သည်၊
အာသဝါနိ-အာသဝေါတရားတို့၏၊ ဝယာ-ကုန်ခြင်းကြောင့်၊ အနာသဝံ-အာ
သဝေါမှီ၍သော၊ စေတောဝိမုတ္တိံ - စေတောဝိမုတ္တိံ ကို လည်း ကောင်း၊ ဝါ-

ကိလေသာတို့မှ လွတ်ပြီးသော အရဟတ္တဖိုလ် သမာဓိ ကိုလည်းကောင်း၊
 ပညာဝိမုတ္တိ - မညာဝိမုတ္တိကိုလည်းကောင်း၊ ဝါ-ကိလေသာတို့မှလွတ်ပြီးသော
 အရဟတ္တဖိုလ်ပညာကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ-၌သာလျှင်၊ သယံ-ကိုယ်တိုင်၊
 အဘိညာ-ထူးသောအရဟတ္တမဂ်ဉာဏ်ကြောင့်သိ၍၊ ဝါ-ထူးသော ပစ္စဝေက္ခဏာ
 ဉာဏ်ဖြင့်သိ၍၊ သတ္တိကတော - မျက်မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ-ပြီးစေ၍၊ ဝိဟရတိ-
 ၏၊ ဘန္တေ-ဘုရား၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့၌၊ ဝေ-ဤသို့၊ ယာအယံ-
 ဒေသနာ-အကြင်ဒေသနာသည်၊ အတ္တိ-၏၊ ဝေ-ဤဒေသနာသည်၊ အနုတ္တရိယံ-
 ပါတည်း၊ တံဒေသနံ-ကို၊ ဘဂဝါ - သည်၊ အသေသံ-အကြွင်းမဲ့၊ ဝါ-အကြွင်း
 မရှိရအောင်၊ အဘိဇာနာတိ- ထူးသောဉာဏ်ဖြင့် သိတော်မူခဲ့ပါ၏၊ တံဒေသနံ-
 ကို၊ အသေသံ - အကြွင်းမရှိရအောင်၊ အဘိဇာနတော - ထူးသောဉာဏ်ဖြင့်သိ
 တော်မူသော၊ ဘဂဝတော-အား၊ ယံဓမ္မဇာတံ-အကြင်မြတ်စွာဘုရား သိတော်
 မမူအပ်သောတရားကို၊ အဘိဇာနံ-ထူးသောဉာဏ်ဖြင့်သိတတ်သော၊ ဘဂဝတော-
 မှ၊ အညော-တစ်ပါးသော၊ သမဏောဝါ-သည်သော်လည်းကောင်း၊ ဗြာဟ္မ-
 ဏောဝါ-သည်သော်လည်းကောင်း၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့၌၊
 ဝါ - တို့ကြောင့်၊ ဘဂဝတော - ထက်၊ ဘိယျောဘိညတရော - အထူးသဖြင့်
 အလွန်အကဲ အထူးသိအပ်သည်၊ ဝါ-အထူးသဖြင့်လွန်ကဲသော ထူးသောဉာဏ်
 ရှိသည်၊ အဿ-ဖြစ်ရာပါ၏၊ (ယဒိဒံ-သဒ္ဓါ၊ ကား နိပါတ်မျှသာ။) ဥတ္တရိ-
 လွန်သော၊ အဘိညေယျံ-ထူးသောဉာဏ်ဖြင့် သိအပ်၊ သိသင့်၊ သိထိုက်သော၊
 တံဓမ္မဇာတံ- ထိုတရားသည်၊ နတ္ထိ-မရှိတော့ပါ၊ တာယ ဒေသနာယ - ဖြစ်၊
 ဒေသိတေသု- ကုန်သော၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့၌၊ ဝါ-တို့
 ကြောင့်၊ ဘဂဝတော-ထက်၊ ဥတ္တရိတရော - လွန်သော ပုဂ္ဂိုလ်သည်၊ နတ္ထိ-
 မရှိတော့ပါ၊ ဘဂဝါဝ-သည်သာလျှင်၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့၌၊
 ဝါ-တို့ကြောင့်၊ အနုတ္တရော-အလွန်မရှိ မြတ်တော်မူခဲ့ပါ၏၊ ဣတိ ဣမိနာပိ-
 ကာရဏေန-အပြစ်မရှိသော တရားတို့ကြောင့် အလွန်မရှိ မြတ်သည်၏အဖြစ်ဟူ
 သောအကြောင်းကြောင့်လည်း၊ အဟံ-သည်၊ ဘဂဝတိ-၌၊ ဝေ-သို့၊ ပသန္ဓော-
 ပါ၏။ (ပါဠိတော်၌ ထိုက်ရိုက်မရှိသော ပါဠိများကား အဋ္ဌကထာမှဆောင်၍
 ယောဇနာအပ်သော ပါဠိများတည်း။)

အာယတနပဏ္ဏတိဒေသနာ

၁၄၆။ ဘန္တေ-ဘုရား၊ ယတာ ယာယ ဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
 ဓမ္မ-ကို၊ ဒေသေတိ-မူပါ၏၊ အပရံ-သော၊ ဧတံပန-သည်ကား၊ အနုတ္တရိယံ-
 ပါတည်း၊ တာယဒေသနာယ-ဖြင့်၊ ဒေသိတာသု-ကုန်သော၊ အာယတန-
 ပဏ္ဏတိသု-အာယတန ပညတ်တို့ကြောင့်လည်း၊ ဝါ- အာယတနတို့ကို အပြား

အားဖြင့် သိစေခြင်းတို့ကြောင့်လည်း၊ ဝါ-တို့၌လည်း၊ ဘဂဝါဝ-သည်သာလျှင်၊ အနုတ္တရော-မူပါ၏၊ (တစ်နည်း) ဘန္တေ-ဘုရား၊ ယလာ ယာယ ဒေသနာယ-ဖြင့်၊ အဂဝါ-သည်၊ အာယတနပဏ္ဏတ္တိသု-တို့၌၊ ဓမ္မ-ကို၊ ဒေသေတိ-ပါ၏၊ အပရံ-သော၊ တေပန-သည်ကား၊ အနုတ္တရိယံ-ပါတည်း၊ ဘန္တေ-ဘုရား၊ အဇ္ဈတ္တိက ဗဟိဏ္ဏနိ-အဇ္ဈတ္တိက ဗဟိရုဗြစ်ကုန်သော၊ ဝါ-အဇ္ဈတ္တ သဏ္ဌာန်၊ ဗဟိဒ္ဓသဏ္ဌာန်၌ဖြစ်ကုန်သော၊ အာယတနာနိ-အာယတနတို့သည်၊ စက္ခုစေတ-စက္ခုပသာဒလည်းကောင်း၊ ဝါ-စက္ခာယတနလည်းကောင်း၊ ရူပါနိစ-ရူပါရုံ၌လည်းကောင်း၊ ဝါ- ရူပါယတနတို့လည်းကောင်း၊ သောတဉ္စေတ - သောတပသာဒလည်းကောင်း၊ ဝါ-သောတယတနလည်းကောင်း၊ သဒ္ဓါစ-သဒ္ဓါရုံတို့လည်းကောင်း၊ ဝါ-သဒ္ဓါယတနတို့လည်းကောင်း၊ ဗာနုဉ္စေတ-သာနုပသာဒလည်းကောင်း၊ ဝါ-သာနာယတနလည်းကောင်း၊ ဂန္ဓာစ - ဂန္ဓာရုံတို့လည်းကောင်း၊ ဝါ-ဂန္ဓာယတန တို့လည်းကောင်း၊ ဇိဝှာစေတ - ဇိဝှာပသာဒလည်းကောင်း၊ ဝါ-ဇိဝှာယတနလည်းကောင်း၊ ရသာစ-ရသာရုံတို့လည်းကောင်း၊ ဝါ-ရသာယတနတို့လည်းကောင်း၊ ကာယောစေတ-ကာယပသာဒလည်းကောင်း၊ ဝါ-ကာယာယတနလည်းကောင်း၊ ဖောဠဗ္ဗာစ-ဖောဠဗ္ဗာရုံတို့လည်းကောင်း၊ ဝါ-ဖောဠဗ္ဗာယတနတို့လည်းကောင်း၊ မနောစေတ-စိတ်လည်းကောင်း၊ ဝါ-မနာယတနလည်းကောင်း၊ ဓမ္မာစ-ဓမ္မာရုံတို့လည်းကောင်း၊ ဝါ-ဓမ္မာယတနတို့လည်းကောင်း၊ ဣတိ ဣမာနိဆ-ဤခြောက်ပါး တို့ပါတည်း၊ ဘန္တေ-ဘုရား၊ အာယတနပဏ္ဏတ္တိသု-တို့၌၊ ဧဝံ-သို့၊ ယာအယံဒေသနာ-သည်၊ အတ္ထိ-၏၊ တေ-ဤအာယတနပညတ်ဟုဆိုအပ်သောဒေသနာတော်သည်၊ အနုတ္တရိယံ-ပါတည်း၊ တံဒေသနံ-ကို၊ ဘဂဝါ-သည်၊ အသေသံ-မဲ့၊ အဘိဇာနာတိ-မူပါ၏၊ တံဒေသနံ-ကို၊ အသေသံ-မဲ့၊ အဘိဇာနတော-မူသော၊ ထဂဝတော-အား၊ ယံဓမ္မဇာတိ-ကို၊ အသေသံ-မဲ့၊ အဘိဇာနံ-သော၊ ဘဂဝတာ-မှ၊ အညော-သော၊ သမဏောဝါ-သည်သော်လည်းကောင်း၊ ပြာဟ္မဏောဝါ-သည်သော်လည်းကောင်း၊ အာယတနပဏ္ဏတ္တိသု-တို့၌၊ ဘဂဝတာ- ထက်၊ ဘိယျောဘိညတရော - ဆည်း၊ အဿ-၏၊ ဥတ္တရိ-သော၊ အဘိညေယျံ-သော၊ တံဓမ္မဇာတိ-သည်၊ နုတ္ထိ-ပါ၊ တာယဒေသနာယ-ဖြင့်၊ ဒေသိတာသု-ကုန်သော၊ အာယတနပဏ္ဏတ္တိသု-တို့၌၊ ဝါ-တို့ကြောင့်၊ ဘဂဝတာ-ထက်၊ ဥတ္တရိတရော-သည်၊ နုတ္ထိ-ပါ၊ ဘဂဝါဝ-သည်သာလျှင်၊ အာယတနပဏ္ဏတ္တိသု-တို့၌၊ ဝါ-တို့ကြောင့်၊ အနုတ္တရော-မူပါ၏၊ ဣမိနာပိ ကာရဏေန-အာယတနတို့ကို ပညတ်ခြင်းတို့ကြောင့် မြတ်သည်၏အဖြစ်ဟူသော ဤအကြောင်းကြောင့်လည်း၊ အဟံ-သည်၊ ဘဂဝတိ-၌၊ ဧဝံ-သို့၊ ပသန္နော-ပါ၏။

ဂဗ္ဘာဝက္ကန္တိဒေသနာ

၁၄၇။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊ မွေ-ကို၊ ဒေသေတိ-မူပါ၏၊ အပရံ-သော၊ ဧတံပန-သည်ကား၊ အနုတ္တရိယံ-ပါတည်း၊ တာယ ဒေသနာယ-ဖြင့်၊ ဒေသိတာသု-ကုန်သော၊ ဂဗ္ဘာဝက္ကန္တိသု-သူငယ်၏အဖြစ်ဖြင့် အမိဝမ်းသို့ သက်ရောက်ခြင်းတို့ကြောင့်လည်း၊ ဝါ-တို့၌လည်း၊ ဘဂဝါဝ-သည်သာလျှင်၊ အနုတ္တရော-မူခဲ့ပါ၏၊ (တစ်နည်း)ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊ ဂဗ္ဘာဝက္ကန္တိသု-တို့၌၊ မွေ-ကို၊ ဒေသေတိ-မူခဲ့ပါ၏၊ အပရံ-သော၊ ဧတံပန-သည်ကား၊ အနုတ္တရိယံ-ပါတည်း၊ ဘန္တေ-ဘုရား၊ ဂဗ္ဘာဝက္ကန္တိယော-တို့သည်၊ ဘန္တေ-ဘုရား၊ ဣဓ-ဣမသ္မိံ လောကေ-ဤလောက၌၊ ဧကဇ္ဈော-အချို့သော၊ သတ္တော-လောကီလူအပေါင်းဟုဆိုအပ်သော သတ္တဝါသည်၊ အသမ္ပဇာနော-ကောင်းစွာအပြားအားဖြင့်သိတတ်သော ဉာဏ်ပညာရှိသည်၊ ဟုတော-၍၊ မာတုကုစ္ဆိံ-အမိဝမ်းသို့၊ ဩက္ကမတိ-သက်ရောက်ရပါ၏၊ ဝါ-ပဋိသန္ဓေစွဲကပ်တည်နေရပါ၏၊ အသမ္ပဇာနော-သည်၊ ဟုတော-၍၊ မာတုကုစ္ဆိံသ္မိံ-၌၊ ဌာတိ-တည်နေရပါ၏၊ အသမ္ပဇာနော-သည်၊ ဟုတော-၍၊ မာတုကုစ္ဆိံမှ-မှ၊ နိက္ခမတိ-ထွက်ရပါ၏၊ ဝါ-ဖွားမြင်ရပါ၏၊ အယံဂဗ္ဘာဝက္ကန္တိ-ဤလောကီလူအပေါင်း၏ အမိဝမ်းသို့ သက်ရောက်ခြင်းသည်၊ ပဌမော-ရှေးဦးစွာသော၊ ဂဗ္ဘာဝက္ကန္တိ-အမိဝမ်းသို့ သက်ရောက်ခြင်းပါတည်း၊ ဘန္တေ-ဘုရား၊ ပုနစပရံ-တစ်မျိုးတခြား ဂဗ္ဘာဝက္ကန္တိတစ်ပါးကိုလည်း ထင်ရှားတစ်ဖန်လျှောက်ထားပြန်ပါအံ့၊ (တစ်နည်း) ဘန္တေ-ဘုရား၊ ပုန-တစ်ဖန်၊ အပရံ-တစ်ပါးသော၊ ဂဗ္ဘာဝက္ကန္တိ-ကိုလည်း၊ အဟံ-သည်၊ ဘာသိသာမိ-ပါအံ့၊ တံ-သည်၊ သုဏောဟိ-နာတော်မူပါလော့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဈော-သော၊ သတ္တော-အသိတိ မဟာသာဝက အလောင်းဟု ဆိုအပ်သော သတ္တဝါသည်၊ သမ္ပဇာနော-ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာရှိသည်၊ ဟုတော-၍၊ မာတုကုစ္ဆိံ-သို့၊ ဩက္ကမတိ-၏၊ အသမ္ပဇာနော-သည်၊ ဟုတော-၍၊ မာတုကုစ္ဆိံသ္မိံ-၌၊ ဌာတိ-၏၊ အသမ္ပဇာနော-သည်၊ ဟုတော-၍၊ မာတုကုစ္ဆိံမှ-မှ၊ နိက္ခမတိ-၏၊ အယံ ဂဗ္ဘာဝက္ကန္တိ-ဤ အသိတိ မဟာသာဝက အလောင်းတို့၏ အမိဝမ်းသို့-သက်ရောက်ခြင်းသည်၊ ဒုတိယာ-နှစ်ခုတို့၏ ပြည့်ကြောင်း ဖြစ်သော၊ ဂဗ္ဘာဝက္ကန္တိ-ပါတည်း၊ ဘန္တေ-ဘုရား၊ ပုနစပရံ-တစ်မျိုးတခြား ဂဗ္ဘာဝက္ကန္တိ တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် လျှောက်ထားပြန်ပါအံ့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဈော-သော၊ သတ္တော-နှစ်ပါးသော အဂ္ဂသာဝကအလောင်း၊ ပစ္စေကဗုဒ္ဓအလောင်းဟု ဆိုအပ်သော သတ္တဝါသည်၊ သမ္ပဇာနော-သည်၊ ဟုတော-၍၊ မာတုကုစ္ဆိံ-သို့၊ ဩက္ကမတိ-၏၊ သမ္ပဇာနော-သည်၊ ဟုတော-၍၊ မာတုကုစ္ဆိံသ္မိံ-၌၊ ဌာတိ-၏၊ အသမ္ပဇာနော-

သည်။ ဟုတော-၍၊ မာတုကုစ္ဆိမ္မာ-မှ၊ နိက္ခမတိ-၏၊ အယံ-ဤ နှစ်ပါးသော အဂ္ဂသာဝကအလောင်း၊ ပစ္စေကဗုဒ္ဓအလောင်းဟုဆိုအပ်သော သတ္တဝါ၏ အမိဝမ်းသို့ သက်ရောက်ခြင်းသည်။ တတိယာ-သော၊ ဂဗ္ဘာဝက္ကန္တိ-ပါတည်း။

ဘန္တေ-ဘုရား၊ ပုန-ဖန်၊ အပရံ-သော၊ ဂဗ္ဘာဝက္ကန္တိံ စ-ကိုလည်း၊ အဟံ-သည်။ ဘာသိဿာမိ-ပါအံ၊ တံ-သည်။ သုဏောဟိ-မူပါလော၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဇော-သော၊ သတ္ထော-သဗ္ဗညု ဘုရားအလောင်းဟု ဆိုအပ်သော သတ္တဝါသည်။ သမ္ပဇာနော-သည်။ ဟုတော-၍၊ မာတုကုစ္ဆိံ-သိ၊ သြက္ကမတိ-၏၊ သမ္ပဇာနော-သည်။ ဟုတော-၍၊ မာတုကုစ္ဆိသ္မိံ-၌၊ ဌာတိ-၏၊ သမ္ပဇာနော-သည်။ ဟုတော-၍၊ မာတုစ္ဆိမ္မာ-မှ၊ နိက္ခမတိ-၏၊ အယံ ဂဗ္ဘာဝက္ကန္တိ-ဤ ဘုရားအလောင်းတော်၏ အမိဝမ်းသို့ သက်ရောက်တော်မူခြင်းသည်။ စတုတ္ထာ-သော၊ ဂဗ္ဘာဝက္ကန္တိ-ပါတည်း။ ဣတိ ဣမာ စတသော-ဤလေးပါးတို့ ပါတည်း။ ဘန္တေ-ဘုရား၊ ဂဗ္ဘာဝက္ကန္တိသု-တိ၌၊ ဝေ-သို့၊ ယာ အယံဒေသနာ-သည်။ အတ္ထိ-၏၊ ဝေ-သည်။ အနုတ္တရိယံ-ပါတည်း။ တံဒေသနံ-ကို၊ ဘဂဝါ-သည်။ အသေသံ-ရအောင်၊ အဘိဇာနာတိ-မူပပါ၏၊ တံဒေသနံ-ကို၊ အသေသံ-ရအောင်၊ အဘိဇာနတော-သော၊ ဘဂဝတော-အား၊ ယံ ဓမ္မဇာတံ-ကို၊ အသေသံ-ရအောင်၊ အဘိဇာနံ-သော၊ ဘဂဝတာ-မှ၊ အညော သော၊ သမဏော ဝါ-သည်သော် လည်းကောင်း၊ ဗြာဟ္မဏော ဝါ-သည်သော် လည်းကောင်း၊ ဂဗ္ဘာဝက္ကန္တိသု-တိ၌၊ ဘဂဝတာ-ထက်၊ ဘိယျော ဘိညတရော-သည်။ အာဆ-ရာပါ၏၊ ဥတ္တရိ-သော၊ အဘိဉေ ယံ-သော၊ တံဓမ္မဇာတံ-သည်။ နတ္ထိ-ပါ၊ ဂဗ္ဘာဝက္ကန္တိသု-တိ၌၊ ဝါ-တို့ကြောင့်၊ ဘဂဝတာ-ထက်၊ ဥတ္တရိ-တရော-သည်။ နတ္ထိ-ပါ၊ ဘဂဝါဝ-သည်သာ၊ ဂဗ္ဘာဝက္ကန္တိသု-တိ၌၊ ဝါ-တို့ကြောင့်၊ အနုတ္တရော-မူပါ၏။ ဣမိနာကာရဏေန-အမိဝမ်းသို့ သက်ရောက်ခြင်း၌ မြတ်တော်မူသည်၏ အဖြစ်ဟူသော ဤအကြောင်းကြောင့်လည်း၊ အဟံ-သည်။ ဘဂဝတိ-၌၊ ဝေ-သို့၊ ပသန္တော-ပါ၏။

အာဒေသနဝိဓာဒေသနာ

၁၄၀။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်။ ဓမ္မံ-ကို၊ ဒေသေတိ-မူပါ၏။ အပရံ-သော၊ ဝေပန-သည်ကား၊ အနုတ္တရိယံ-ပါတည်း။ တာယ ဒေသနာယ-ဖြင့်၊ ဒေသိတာသု-ကုန်သော၊ အာဒေသနဝိဓာသု-အာဒေသန အဖို့အစုတို့ကြောင့်လည်း၊ ဝါ-တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို ညွှန်ပြကြောင်းဖြစ်သော နိမိတ်၊ လှ၊ ဘိလ္လ၊ နတ်တို့၏ အသံ၊ ဝိတက္ကဝိပ္ပာရအသံ၊ စေတောပရိယဉာဏ် အဖို့အစုတို့ကြောင့်လည်း၊ ဝါ-တို့၌လည်း၊ ဘဂဝါဝ-သည်သာ၊ အနုတ္တရော-မူပါ၏။ ဘန္တေ-ဘုရား၊ အာဒေသနဝိဓာ-

အာဒေသနာ အဖို့အစုတို့သည်။ ဝါ-တစ်ပါးသော ပုဂ္ဂိုလ်တို့၏စိတ်ကို ညွှန်ပြ
 ကြောင်းဖြစ်သော နိမိတ်၊ လူ့ဘီလူး၊ နတ်တို့၏အသံ၊ ဝိတက္ကဝိပ္ပာရအသံ၊ စေတော
 ပရိယဉာဏ် အဖို့အစုတို့သည်။ ဘန္ဓေ-ဘုရား၊ ဣဓ ဣမသ္မိံ လောကေ-၌၊
 ကေစော-သော၊ ပုဂ္ဂလော-သည်။ နိမိတ္တေန-အာဂတနိမိတ်၊ ဂတိနိမိတ်၊ ဌိတ
 နိမိတ်ဖြင့်၊ အာဒိသတိ-ညွှန်ပြတစ်ပါး၏၊ ကိံ-သို့၊ အာဒိသတိ-နည်း၊ တေ-
 ၏၊ မနော-စိတ်သည်။ ဧဝမိ-ဤသို့လည်း၊ ဟောတိ-၏၊ တေ-၏၊ မနော-
 စိတ်သည်။ ဣတ္ထမိ-ဤသို့လည်း၊ ဟောတိ-၏၊ တေ-၏၊ စိတ္တံ-စိတ်သည်။
 ဣတိပိ-ဤသို့လည်း၊ ဟောတိ-၏၊ ဣတိ-သို့၊ အာဒိသတိ-ပါ၏၊ သောပုဂ္ဂလော-
 သည်။ ဗဟံ-များစွာ၊ စေပိ အာဒိသတိ-အကယ်၍မူလည်း ညွှန်ပြခဲ့ပါအံ့။ ဧဝံ
 သတိပိ-ဤသို့ပင် ညွှန်ပြပါသော်လည်း၊ တံ အာဒိသတိ-တို့ ညွှန်ပြအပ်သော
 စိတ်သည်။ တထေဝ-ထို ညွှန်ပြတိုင်းသော အခြင်းအရာ အားဖြင့်သာလျှင်၊
 ဟောတိ-ပါ၏။ အညတော-ညွှန်ပြအပ်သောအခြင်းအရာမှ တစ်ပါးသောအခြင်း
 အရာအားဖြင့်၊ နောဟောတိ-မဖြစ်ခဲ့ပါ။ အယံ-ဤနိမိတ်သည်။ ပဌမာ-သော၊
 အာဒေသနာဝိဓာ- အာဒေသန အဖို့အစုပါတည်း။ ဝါ-တစ်ပါးသော ပုဂ္ဂိုလ်
 တို့၏စိတ်ကို ညွှန်ပြကြောင်းဖြစ်သော နိမိတ် အဖို့အစုပါတည်း။

ဘန္ဓေ-ဘုရား၊ ပုန စ ပရံ-တစ်မျိုးတခြား အာဒေသနာဝိဓာတစ်ပါးကိုလည်း
 ထင်ရှားတစ်ဖန် လျှောက်ထားပြန်ပါအံ့။ ဣဓ ဣမသ္မိံ လောကေ-၌၊ ကေစော-
 သော၊ ပုဂ္ဂလော-သည်။ နိမိတ္တေန-ဖြင့်၊ နဟေဝံ ခေါ အာဒိသတိ-ညွှန်ပြသည်
 မဟုတ်ပါ။ အပိ စ ခေါ-အဟုတ် အမှန်ကား၊ မနုဿာနံ ဝါ-လူတို့၏ သော်
 လည်းကောင်း၊ အမနုဿာနံ ဝါ-လူနှင့်တူသော ဘီလူး မြေဘုတ်တို့၏ သော်
 လည်းကောင်း၊ ဒေဝတာနံ ဝါ-စတုမဟာရာဇ် အစရှိသော နတ်တို့၏ သော်
 လည်းကောင်း၊ သဒ္ဓိ-အသံကို၊ သုတော-ကြားရ၍၊ ဝါ-ကြားရသည် ရှိသော်၊
 ဝါ-ကြားရခြင်းကြောင့်၊ အာဒိသတိ-ပါ၏၊ ကိံ-သို့၊ အာဒိသတိ-နည်း၊
 တေ-၏၊ မနော-သည်။ ဧဝမိ-သို့လည်း၊ ဟောတိ-၏၊ တေ-၏၊ မနော-
 သည်။ ဣတ္ထမိ-သို့လည်း၊ ဟောတိ-၏၊ တေ-၏၊ စိတ္တံ-သည်။ ဣတိပိ-သို့လည်း၊
 ဟောတိ-၏၊ ဣတိ-သို့၊ အာဒိသတိ-ပါ၏၊ သောပုဂ္ဂလော-သည်။ ဗဟံ-စွာ၊
 စေပိ အာဒိသတိ-ခဲ့အံ့။ ဧဝံ သတိပိ-ပါသော်လည်း၊ တံ အာဒိသတိ-သည်။
 တထေဝ-အားဖြင့်သာလျှင်၊ ဟောတိ-၏၊ အညတော-အားဖြင့်၊ နော ဟောတိ-
 ပါ။ အယံ-ဤလူ့ဘီလူး၊ နတ်တို့၏အသံသည်၊ ဒုတိယာ-သော၊ အာဒေသနာဝိဓာ-
 ပါတည်း။ ဝါ-တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို ညွှန်ပြကြောင်း ဖြစ်သော
 လူ့ဘီလူး၊ နတ်တို့၏ အသံအဖို့အစုပါတည်း။ ဘန္ဓေ-ဘုရား၊ ပုန-တစ်ဖန်၊
 အပရံ-သော၊ အာဒေသနာဝိဓာ-ကိုလည်း၊ ဘာသိဿာမိ-ပါအံ့။ တံ-သည်၊
 သုဏောဟိ-မူပါလော့၊ ဣဓဣမသ္မိံ လောကေ-၌၊ ကေစော-သော၊ ပုဂ္ဂလော-

သည်။ နိမိတ္တေန-ဖြင့်၊ နဟေဝအာဒိသတိ-ပါ၊ မနုဿာနံဝါ-တို့၏သော်လည်းကောင်း၊ အမနုဿာနံဝါ- တို့၏သော်လည်းကောင်း၊ ဒေဝတာနံဝါ- တို့၏သော်လည်းကောင်း၊ သဒ္ဓိ-ကို၊ သုတုာ-၍၊ နာပိအာဒိသတိ-ညွှန်ပြသည်လည်းမဟုတ်ပါ။ အပိစခေါ-ကား၊ ဝိတက္ကယတော-ကြံဆသော၊ ဝိစာရယတော-စုံစမ်းဆင်ခြင်သော၊ ပုဂ္ဂလဿ-၏၊ ဝိတက္ကဝိပ္ပာရသဒ္ဓိ- ဝိတက်၏ ပျံ့နှံ့တုန်လှုပ်ချောက်ချားခြင်းကြောင့် ဖြစ်သောအသံကို၊ သုတုာ-၍၊ ဝါ-သော်၊ ဝါ-ကြောင့်၊ အာဒိသတိ-ပါ၊ ကိ-သို့၊ အာဒိသတိ-နည်း၊ တေ-၏၊ မနော-သည်၊ ဝေမ္မိ-သို့လည်း၊ ဟောတိ-ပါ၏၊ တေ-၏၊ မနော-သည်၊ ဣတ္ထမ္မိ-သို့လည်း၊ ဟောတိ-၏၊ တေ-၏၊ စိတ္တံ-သည်၊ ဣတိပိ-သို့လည်း၊ ဟောတိ-၏၊ ဣတိ-သို့၊ အာဒိသတိ-ပါ၏၊ သောပုဂ္ဂလော-သည်၊ ဗဟံ-စွာ၊ စေပိအာဒိသတိ-ခဲအံ၊ ဝေသတိပိ-ပါသော်လည်း၊ တံအာဒိသိတံ-သည်၊ တထေဝ-အားဖြင့်သာလျှင်၊ ဟောတိ-၏၊ အညထာ-အားဖြင့်၊ နောဟောတိ-ပါ၊ အယံ-ဤဝိတက္ကဝိပ္ပာရအသံသည်၊ တတိယာ-သော၊ အာဒေသနဝိစာ-ပါတည်း၊ ဝါ-တစ်ပါးသော ပုဂ္ဂိုလ်တို့၏စိတ်ကို ညွှန်ပြကြောင်းဖြစ်သော ဝိတက္ကဝိပ္ပာရအသံအဖို့အစုပါတည်း၊ ဘန္တေ-ဘုရား၊ ပုနစပရံ-ပါအံ၊ ဣဇ္ဇေမသ္မိံ-လောကေ-ဌိ၊ ကေစ္စော-သော၊ ပုဂ္ဂလော-သည်၊ နိမိတ္တေန-ဖြင့်၊ နဟေဝအာဒိသတိ-ပါ၊ မနုဿာနံဝါ-တို့၏ သော်လည်းကောင်း၊ အမနုဿာနံဝါ-တို့၏ သော်လည်းကောင်း၊ ဒေဝတာနံဝါ- တို့၏ သော်လည်းကောင်း၊ သဒ္ဓိ-ကို၊ သုတုာ-၍၊ နာပိအာဒိသတိ-ပါ၊ ဝိတက္ကယတော-သော၊ ဝိစာရယတော-သော၊ ပုဂ္ဂလဿ-၏၊ ဝိတက္ကဝိပ္ပာရသဒ္ဓိ-ကို၊ သုတုာ-၍၊ နာပိအာဒိသတိ-ပါ၊ အပိစခေါ-ကား၊ အဝိတက္က အဝိစာရံ-ဝိတက်လည်းမရှိ၊ ဝိစာရလည်းမရှိသော၊ သမာဓိ-တတိယဈာန် သမာဓိကို၊ (တစ်နည်း) ဝိတက္က ဝိစာရ သမာဓိ-ဝိတက်၊ ဝိစာရ ရှိသော ပထမဈာန် သမာဓိသို့၊ သမာပန္နဿ- ကောင်းစွာ ရောက်သော၊ ဝါ-ဝင်စားသော၊ ပုဂ္ဂလဿ-၏၊ စေတော-စိတ်ကို၊ စေတသာ-မိမိစိတ်ဖြင့်၊ ပရိစ္စ-ပိုင်းခြား၍၊ ပဇာနာတိ-အပြားအားဖြင့်သိ၏၊ ကိ-သို့၊ ပဇာနာတိ-နည်း၊ ယထာ-အကြင်သို့သော အခြင်းအရာအားဖြင့်၊ ဣမဿ ဘောတော - ဤ အရှင်သည်၊ မနောသင်္ခါရာ-မနောသင်္ခါရတို့ကို၊ ဝါ-စိတ်သည် ကောင်းစွာ ပြုပြင်စီရင်အပ်ကုန်သော စေဒနာ, သညာတို့ကို၊ ပဏိဟိတာ - ကောင်းစွာ ထားအပ်ကုန်ပြီ၊ တထာ-အားဖြင့်၊ အယံပုဂ္ဂလော-သည်၊ ဣမဿ စိတ္တဿ-ဤစိတ်၏၊ အနန္တရာ-အခြားမဲ့၌၊ ဣမံနာမဝိတက္က-ဤအမည်ရှိသော ဝိတက်ကို၊ ဝိတက္ကေသတိ-ကြံဆလိမ့်လတ္တံ့၊ ဣတိ-သို့၊ ပဇာနာတိ-ပါ၏၊ သောပုဂ္ဂလော - သည်၊ ဗဟံ - စွာ၊ စေပိအာဒိသတိ-ခဲအံ၊ ဝေသတိပိ-ပါသော်လည်း၊ တံအာဒိသိတံ-သည်၊ တထေဝ-အားဖြင့်သာလျှင်၊ ဟောတိ-ပါ၏၊ အညထာ-အားဖြင့်၊ နောဟောတိ-ပါ၊ အယံ- ဤ စေတောပရိယညဏ်သည်၊ စတုတ္ထာ-သော၊ အာဒေသနဝိစာ-ပါ

တည်း၊ ဝါ-တစ်ပါးသော ပုဂ္ဂိုလ်တို့၏စိတ်ကိုညွှန်ပြကြောင်းဖြစ်သော စေတော
ပရိယဉာဏ် အဖို့အစုပါတည်း၊ ဣတိဣမာစတသော-ဤလေးပါးတို့ပါတည်း၊
ဘန္တေ-ဘုရား၊ အာဒေသနဝိဓာသု - တို့၌၊ ဝေ-သို့၊ ယာယံဒေသနာ - သည်၊
အတ္ထိ-၏၊ တေ-သည်၊ အနုတ္တရိယံ-ပါတည်း။

(ဤ ဘဂဝါ အသေသ မာတိဇာနာတိ၊ တံဘဂဝတော အသေသ-
မာတိဇာနတော ဥတ္တရိအာဘိညေယံ နတ္ထိ၊ ယဒဘိဇာနံ အညော သမ-
ဏောဝါ ပြာဟ္မဏောဝါ ဘဂဝတော ဘိယျောဘိညတရော အဿ
ယဒိဒံ အာဒေသနဝိဓာသု-ဟု ဝါကျပေယျာလကံဖော်၍ ယောဇနာ
ရမည်။)

ဒဿနသမာပတ္တိဒေသနာ

၁၄၉။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
ဒဿနသမာပတ္တိသု-ဒဿနသမာပတ်တို့၌၊ ဝါ-ဒုတ္တိ သကာရကို ပဋိကူလဟူ၍
ရှုသောအားဖြင့် ဖြစ်စေအပ်သော ပထမဈာန်သမာပတ္တိ၊ အဋ္ဌိအဋ္ဌိဟူ၍ ရှုသော
အားဖြင့် ဖြစ်စေအပ်သော ဒိဗ္ဗစက္ခုဉာဏ် ဟူသော အခြေရှိသော ပထမဈာန်
သမာပတ္တိ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏စိတ်ကို ရှုမြင်တတ်သော သေက္ခပုထုဇဉ်
တို့၏ စေတောပရိယဉာဏ် ဟူသောသမာပတ္တိ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏စိတ်
ကို ရှုမြင်တတ်သော ရဟန္တာတို့၏ စေတောပရိယဉာဏ် ဟူသောသမာပတ်တို့၌၊
ဝါ-ဒုတ္တိ သကာရကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု အထူးထူးအပြားပြားရှုတတ်သော
ဝိပဿနာဉာဏ်ဟု ဆိုအပ်သော သမာပတ္တိ၊ အရိုးစုသက်သက်ကို အနိစ္စ၊ ဒုက္ခ၊
အနတ္တဟု အထူးထူးအပြားပြား ရှုတတ်သော ဝိပဿနာဉာဏ်ဟု ဆိုအပ်သော
သမာပတ္တိ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့၏စိတ်ကို ရှုမြင်တတ်သော သေက္ခပုထုဇဉ်
တို့၏ စေတောပရိယဉာဏ် ဟူသောသမာပတ္တိ၊ တစ်ပါးသောပုဂ္ဂိုလ်တို့၏စိတ်ကို
ရှုမြင်တတ်သော ရဟန္တာတို့၏ စေတောပရိယဉာဏ်ဟူသောသမာပတ်တို့၌၊ ဝါ-
အဋ္ဌိကဝဏ္ဏကသိုဏ်းကိုရှုသောအားဖြင့်ဖြစ်စေအပ်သော ပထမဈာန်သမာပတ္တိ၊
အဋ္ဌိကဝဏ္ဏကသိုဏ်းကိုရှုသောအားဖြင့်ဖြစ်စေအပ်သော ဒုတိယဈာန်သမာပတ္တိ၊
အဋ္ဌိကဝဏ္ဏကသိုဏ်းကို ရှုသောအားဖြင့် ဖြစ်စေအပ်သော တတိယဈာန် သမာ
ပတ္တိ၊ အဋ္ဌိကဝဏ္ဏကသိုဏ်းဟူသော အာရုံရှိသော ဒိဗ္ဗစက္ခုဉာဏ်ဟူသောအခြေ
ရှိသော စတုတ္ထဈာန်သမာပတ္တိတို့၌၊ ဝါ-အဋ္ဌိက ကသိုဏ်းဟူသော အာရုံရှိသော
ပထမဈာန်အခြေရှိသော သောတာပတ္တိမဂ်ဟူသော သမာပတ္တိ၊ အဋ္ဌိကကသိုဏ်း
ဟူသောအာရုံရှိသော ဒုတိယဈာန် အခြေရှိသော သံကဒါဂါမိမဂ် ဟူသော
သမာပတ္တိ၊ စေတောပရိယဉာဏ်နှင့်တကွဖြစ်သော စတုတ္ထဈာန်ဟူသော အခြေ
ရှိသော အနာဂါမိမဂ် ဟူသော သမာပတ္တိ၊ စေတောပရိယဉာဏ်နှင့် တကွဖြစ်

သော စတုတ္ထဈာန်အခြေရှိသော အရဟတ္တမဂ်ဟူသော သမာပတ္တိတို့၌၊ ဓမ္မ-ကို၊
ဒေသေတိ-မုခံပါ၏။ အပရံ-သော၊ တေပန-သည်ကာ။ အနုတ္တရိယံ-ပါတည်း။
(ဤယောဇနာခဲသော ဝါကျ၌ ပုနစ ပရံ ဘန္တေ-ဟု ပါဠိပျက်တတ်၏။ အပရံ
ပန ဘန္တေ-ရှိရမည်။)

ဘန္တေ-ဘုရား၊ ဒဿနသမာပတ္တိယော-တို့သည်။ ဘန္တေ-ဘုရား၊ ဣမ ဣမသ္မိံ
သံသာနေ-၌၊ ဧကစ္စော-သော၊ သမဇဏာ ဝါ-သည်သော် လည်းကောင်း၊
ဗြာဟ္မဏောဝါ-သည်သော်လည်းကောင်း၊ အာတပုံ-ကိလေသာကို ပြင်းစွာပူပန်
စေတတ်သော သမ္ပပ္ပဓာန်လုံ့လကို၊ အန္ဓာယ-စွဲ၍၊ ပဓာနံ-အားထုတ်တတ်သော
လုံ့လကို၊ အန္ဓာယ-၍၊ အနုယောဂံ-အဖန်ဖန်အားထုတ်တတ်သော လုံ့လကို၊
အန္ဓာယ-၍၊ အပ္ပမာဒံ-သမ္မာပဋိပတ္တိ၌ မမေ့မလျော့ကြောင်းဖြစ်သော သတိကို၊
ဝါ-သမ္မာပဋိပတ္တိ၌ မေ့လျော့ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သောသတိကို၊ အန္ဓာယ-
၍၊ သမ္မာ မနသိကာရံ-ကောင်းစွာ နှလုံးသွင်းခြင်းကို၊ အန္ဓာယ-၍၊ ယထာ
ယေန စေတောသမာဓိနာ- အကြင် စေတောသမာဓိဖြင့်၊ ဝါ-အကြင်စိတ်ကို
ကောင်းစွာ အာရုံ၌ထားတတ်သော ပဌမဈာန်သမာဓိဖြင့်၊ စိတ္တေ-ပဌမ ဈာန်
စိတ်ကို၊ သမာဟိတေ-ကောင်းစွာ အာရုံ၌ ထားအပ်ပြီးသည်ရှိသော်၊ ပါဒ-
တလာ-ခြေဖဝါးအပြင်မှ၊ ဥဒ္ဓံ-အထက်၌ လည်းကောင်း၊ ဧကသမတ္ထကာ-ဆံ
ဖျားမှ၊ အဓော-အောက်၌ လည်းကောင်း၊ တစပရိယန္တံ-အရဟတ္တသော အဆုံး
အပိုင်းအခြားရှိသော၊ နာနပ္ပကာရဿ-အထူးထူး အပြားပြားသော၊ အသုစိ-
နော-ဖောင်ကြယ်သော ဝတ္ထုဖြင့်၊ ပူရံ-သော၊ ဣမမေဝကာယံ-တစ်လုံးပမာဏ
တိုင်းတာရသည့် ဤရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်၊ ပစ္စဝေက္ခတိ-အသီးသီး
ဆင်ခြင်၏။ ကိ-သို့၊ ပစ္စဝေက္ခတိ-နည်း၊ ဣမသ္မိံ ကာယေ-တစ်လုံးပမာဏ တိုင်း
တာရသည့် ဤရူပကာယ ခန္ဓာကိုယ်၌၊ ဧကသာ-နှစ်ကုဋေ ငါးသန်းသော ဆံ
တို့သည်၊ အတ္ထိ-ရှိကုန်၏။ လောမာ-ကိုးသောင်း ကိုးထောင်သော အမွှေးတို့
သည်၊ အတ္ထိ-ကုန်၏။ နခါ-နှစ်ဆယ်သော ခြေသည်း လက်သည်း တို့သည်၊
အတ္ထိ-ကုန်၏။ ဒန္တာ-သုံးဆယ် နှစ်ချောင်းသော သွားတို့သည်၊ အတ္ထိ-ကုန်၏။
တစော-ခွာ၍လုံးက ဆီးကင်းခန့်အတိုင်းအရှည်ရှိသော အရေပါးသည်၊ အတ္ထိ-
၏။ မံသံ-ကိုးရာသော အသားတစ်သည်၊ အတ္ထိ-၏။ နှာရူ-ကိုးရာသော အကြော
သည်၊ အတ္ထိ-၏။ အဋ္ဌိ-သုံးရာသော အရိုးသည်၊ အတ္ထိ-၏။ အဋ္ဌိမိဉ္ဇံ-ရိုးတုင်း
ခြင်ဆီသည်၊ အတ္ထိ-၏။ ဝက္ကံ-အညှို့သည်၊ အတ္ထိ-၏။ ဟဒယံ-နှလုံးသားသည်၊
အတ္ထိ-၏။ ယကနံ-အသည်းသည်၊ အတ္ထိ-၏။ ကိလောမကံ-အမြှေးသည်၊ ဝါ-
အရှုတ်သည်၊ ဝါ-ဋ္ဌင်းတင်သည်၊ အတ္ထိ-၏။ ပိဟကံ-အဖျဉ်းသည်၊ ဝါ-သရက်
ရှက်သည်၊ ဝါ- ဗေလုံးသည်၊ အတ္ထိ-၏။ ပပ္ဖာသံ-အဆုပ်သည်၊ အတ္ထိ-၏။
အန္တံ-ယောကျာ်း၌ သုံးဆယ့်နှစ်တောင်၊ မိန်းမ၌ နှစ်ဆယ့်ရှစ်တောင် အတိုင်း

အရှည်ရှိသော အူမသည်၊ အတ္တိ-၏၊ အန္တဂုဏ်-အူမကို ရစ်ပတ်ဖွဲ့စည်း၍ တည်
နေသော အူသိမ်သည်၊ အတ္တိ-၏၊ ဥဒရိယံ-အစာသစ်သည်၊ အတ္တိ-၏၊ ကရိသံ-
အစာဟောင်းသည်၊ အတ္တိ-၏၊ ပိတ္တံ-ဗဒ္ဒသည်၊ အဗဒ္ဒသည်၊ အတ္တိ-၏၊
သေမု-တစ်စလယ်သာ၊ မျှအတိုင်းအရှည်ရှိသော သလိပ်သည်၊ အတ္တိ-
၏၊ ပုဗ္ဗော-ပြည်သည်၊ အတ္တိ-၏၊ လောဟိတံ-သွေးသည်၊ အတ္တိ-၏၊ သေဒေါ-
ချေးသည်၊ အတ္တိ-၏၊ မေဒေါ-အဆီခဲသည်၊ ဝါ-အဆီပြင်သည်၊ အတ္တိ-၏၊
အယု-မျက်ရည်သည်၊ အတ္တိ-၏၊ ဝသာ-ဆီကြည်သည်၊ အတ္တိ-၏၊ ခေဋ္ဌော-
တံတေးသည်၊ အတ္တိ-၏၊ သိသံ-ဏိကာ-နှပ်သည်၊ အတ္တိ-၏၊ လသိကာ-အစေး
သည်၊ အတ္တိ-၏၊ မုတ္တံ-ကျင်လယ်သည်၊ အတ္တိ-၏၊ ဣတိ-သို့၊ ပစ္စဝေက္ခတိ-၏၊
တထာရူပံ-ထိုသို့သဘောရှိသော၊ စေတော သမာဓိ-စေတောသမာဓိသို့၊ ဝါ-
စိတ်ကို ကောင်းစွာ အာရုံ၌ ထားတတ်သော ပဋ္ဌမဈာန် သမာဓိကို၊ ဖုသတိ-
ရောက်၏၊ ဝါ-တွေ့ထိရ၏၊ အယံ-ဤ ဒုတ္တိံ သာကာရကို ပဋိကုလဟူ၍ ရှုသော
အားဖြင့် ဖြစ်စေအပ်သော ပဋ္ဌမဈာန်သည်၊ ဝါ-ဤဒုတ္တိံ သာကာရကို အနိစ္စ၊
ဒုက္ခ၊ အနတ္တဟု အထူးထူးအပြားပြား ရှုတတ်သော ဝိပဿနာဉာဏ်သည်၊ ဝါ-
ဤအဋ္ဌိကဝဏ္ဏကသိုဏ်းကို ရှုသောအားဖြင့် ဖြစ်စေအပ်သော ပဋ္ဌမဈာန်သည်၊
ဝါ-ဤအဋ္ဌိကကသိုဏ်းဟူသော အာရုံရှိသော ပဋ္ဌမဈာန်အခြေရှိသော သော
တာပတ္တိမဂ်သည်၊ ပဋ္ဌမာ-သော၊ ဒဿနသမာပတ္တိ-ဒဿနသမာပတ္တိ မည်ပါ၏၊
ဘန္တေ-ဘုရား၊ ပုန စ ပရိ-တစ်မျိုးတခြား ဒဿနသမာပတ္တိ တစ်ပါးကိုလည်း
ထင်ရှားတစ်ဖန် လျှောက်ထားပြန်ပါအံ့၊ ဣဓ ဣမသို့ လောကေ-၌၊ ကေစော-
သော၊ သမဏော ဝါ-သည်သော် လည်းကောင်း၊ ပြာဟ္မဏော ဝါ-သည်သော်
လည်းကောင်း၊ အာတပုံ-ကို၊ အန္ဓာယ-၍၊ ပဓာနံ-ကို၊ အန္ဓာယ-၍၊ အနု-
ယောဂံ-ကို၊ အန္ဓာယ-၍၊ အပ္ပမာဒံ-ကို၊ အန္ဓာယ-၍၊ သမ္မာ မနသိကာရံ-
ကို၊ အန္ဓာယ-၍၊ ယထာ ယေန စေတောသမာဓိနာ-ဖြင့်၊ ဝါ- အကြင်စိတ်ကို
ကောင်းစွာ အာရုံ၌ထားတတ်သော ပဋ္ဌမဈာန် သမာဓိဖြင့်၊ စိတ္တံ-ပဋ္ဌမဈာန်
စိတ်ကို၊ သမာဟိတေ-သော်၊ ပါဒတလော-မှ၊ ဥဒ္ဓံ-၌ လည်းကောင်း၊ ကေသ-
မတ္တကာ-မှ၊ အဓော-၌ လည်းကောင်း၊ တစပရိယန္တံ-သော၊ နာနုပ္ပကာရဿ-
သော၊ အသုစိနော-ဖြင့်၊ ပူရံ-သော၊ ဣမမေဝ ကာယံ-ကိုသာလျှင်၊ ပစ္စဝေက္ခတိ-
၏၊ ကိ-သို့၊ ပစ္စဝေက္ခတိ-နည်း၊ ဣမသို့ ကာယေ-၌၊ ကေသာ-တို့သည်၊
အတ္တိ-ကုန်၏၊ လောမာ-တို့သည်၊ အတ္တိ-ကုန်၏၊ နခါ-တို့သည်၊ အတ္တိ-ကုန်၏၊
ဒန္တာ-တို့သည်၊ အတ္တိ-ကုန်၏၊ တစော-သည်၊ အတ္တိ-၏၊ မံသံ-သည်၊ အတ္တိ-၏၊
နာရု-သည်၊ အတ္တိ-၏၊ အဋ္ဌိ-သည်၊ အတ္တိ-၏၊ အဋ္ဌိမိဉ္ဇံ-သည်၊ အတ္တိ-၏၊ ဝက္ကံ-
သည်၊ အတ္တိ-၏၊ ဟဒယံ-သည်၊ အတ္တိ-၏၊ ယကနံ-သည်၊ အတ္တိ-၏၊ ကိလော-
မကံ-သည်၊ အတ္တိ-၏၊ ပိဟကံ-သည်၊ အတ္တိ-၏၊ ပပ္ပာသံ-သည်၊ အတ္တိ-၏၊ အန္တံ-
သည်၊ အတ္တိ-၏၊ အန္တဂုဏံ-သည်၊ အတ္တိ-၏၊ ဥဒရိယံ-သည်၊ အတ္တိ-၏၊ ကရိသံ-



သည်၊ အတ္ထိ-၏၊ ပိတ္ထိ-သည်၊ အတ္ထိ-၏၊ သေမံ-သည်၊ အတ္ထိ-၏၊ ပုဗ္ဗော-သည်၊
 အတ္ထိ-၏၊ လောဟိတံ-သည်၊ အတ္ထိ-၏၊ သေဒေါ-သည်၊ အတ္ထိ-၏၊ မေဒေါ-
 သည်၊ အတ္ထိ-၏၊ အဿု-သည်၊ အတ္ထိ-၏၊ ဝဿာ-သည်၊ အတ္ထိ-၏၊ ခေဋ္ဌော-
 သည်၊ အတ္ထိ-၏၊ သိင်္ဃာနိကာ-သည်၊ အတ္ထိ-၏၊ လသိကာ-သည်၊ အတ္ထိ-၏၊ မုတ္တိ-
 သည်၊ အတ္ထိ-၏၊ ဣတိ-သ္မိ၊ ပစ္စဝေက္ခတိ-၏၊ ပုရိသဿ-၏၊ ဆဝိမံသလောဟိတံ-
 အရေထူ အသားတစ် သွေးကို၊ အတိက္ကမ္မစ-လွန်၍လည်း၊ အဋ္ဌိ-အရိုးစုကို၊ ဝါ-
 အရိုးစုဟူ၍၊ ပစ္စဝေက္ခတိ-၏၊ တထာရူပံ-သော၊ စေတောသမာဓိ-သ္မိ၊ ဝါ-ကို၊
 ဖုသတိ-၏၊ အယံ-ဤအဋ္ဌိအဋ္ဌိဟူ၍ ရှုသောအားဖြင့် ဖြစ်စေအပ်သော ဒိဗ္ဗစက္ခု
 ဉာဏ်ဟူသောအခြေရှိသောပထမဈာန်သည်၊ ဝါ-ဤအရိုးစုသက်သက်ကို အနိစ္စ၊
 ဒုက္ခ၊ အနတ္တဟု အထူးထူးအပြားပြား ရှုတတ်သော ဝိပဿနာဉာဏ်သည်၊ ဝါ-
 ဤအဋ္ဌိကဝဏ္ဏကသိုဏ်းကိုရှုသောအားဖြင့် ဖြစ်စေအပ်သော ဒုတိယဈာန်သည်၊
 ဝါ-ဤ အဋ္ဌိက ကသိုဏ်းဟူသော အာရုံရှိသော ဒုတိယဈာန် အခြေရှိသော
 သကဒါဂါမိမဂ်သည်၊ ဒုတိယာ-သော၊ ဒဿနသမာပတ္တိ-ပါ၏၊ ဘန္တေ-ဘုရား၊
 ပုန-တစ်ဖန်၊ အပရံ-သော၊ ဒဿနသမာပတ္တိ-ကိုလည်း၊ အယံ-သည်၊ ဘာ-
 သိဿာမိ-ပါအံ့၊ တံ-သည်၊ သုဏောဟိ-ပါလော၊ ဣမ ဣမသ္မိံ သာသနေ-ဌိ၊
 ဧကစော-သော၊ သမဏောဝါ-သည်သော်လည်းကောင်း၊ ပြာဟ္မဏောဝါ-
 သည်သော်လည်းကောင်း၊ အာတပုံ-ကို၊ အန္ဓာယ-၍၊ ပခာနံ-ကို၊ အန္ဓာယ-
 ၍၊ အနုယောဂံ-ကို၊ အန္ဓာယ-၍၊ အပ္ပမာဒံ-ကို၊ အန္ဓာယ-၍၊ သမ္မာမနသံကာရံ-
 ကို၊ အန္ဓာယ-၍၊ ယထာ ယေန စေတောသမာဓိနာ-ဖြင့်၊ ဝါ-အကြင်စိတ်ကို
 ကောင်းစွာအာရုံ၌ထားတတ်သောစတုတ္ထဈာန်သမာဓိဖြင့်၊ စိတ္တေ-စတုတ္ထဈာန်
 စိတ်ကို၊ သမာဟိတေ-သော်၊ ပါဒတလာ-မှ၊ ဥဒ္ဓိ-၌လည်းကောင်း၊ ဧကသမတ္တကာ-
 မှ၊ အဓော-၌လည်းကောင်း၊ ဓာပရိယန္တံ-သော၊ နာနပ္ပကာရဿ-သော၊ အသု-
 စိနော-ဖြင့်၊ ပုရံ-သော၊ ဣမမေဝကာယံ-ကိုသာလျှင်၊ ပစ္စဝေက္ခတိ-၏၊ ကိ-သ္မိ၊
 ပစ္စဝေက္ခတိ-နည်း၊ ဣမသ္မိံ ကာယေ-ဌိ၊ ဧကသာ-တို့သည်၊ အတ္ထိ-ကုန်၏၊
 လောမာ-တို့သည်၊ အတ္ထိ-ကုန်၏။ ပ ။ လသိကာ-တို့သည်၊ အတ္ထိ-၏၊ မုတ္တိ-
 သည်၊ အတ္ထိ-၏၊ ဣတိ - သ္မိ၊ ပစ္စဝေက္ခတိ - ၏၊ ပုရိသဿ-၏၊ ဆဝိမံသ-
 လောဟိတံ-ကို၊ အတိက္ကမ္မစ-၍လည်း၊ အဋ္ဌိ-ကို၊ ဝါ-ဟူ၍၊ ပစ္စဝေက္ခတိ-
 ၏၊ ပုရိသဿ-၏၊ ဣလောကေ- ဤ ပစ္စုပ္ပန် လောက၌၊ ပတိဋ္ဌိတဉ္စ - ဆန္ဒ
 ဖုဂ၏ အစွမ်းအားဖြင့် တည်သောဝိညာဏ်လည်းကောင်း၊ ဝါ- ကုသိုလ်ကံ
 အကုသိုလ်ကံသို့ ကံ၏အဖြစ်ဖြင့် ကပ်ရောက်တတ်သော ဝိညာဉ်လည်းကောင်း၊
 ပရလောကေ - တမလွန်လောက၌၊ ပတိဋ္ဌိတဉ္စ-ဆန္ဒ ဖုဂ၏ အစွမ်းအားဖြင့်
 တည်သောဝိညာဉ်လည်းကောင်း၊ ဝါ-ကမ္မဘဝကိုဆိုင်သည်ဖြစ်၍ တည်သော
 ဝိညာဉ်လည်းကောင်း၊ ဣတိ-သ္မိ၊ ဥဘယတော-ဤမှဘက်အဖို့ တိုမှဘက်
 အဖို့ဟုဆိုအပ်သော နှစ်ပါးစုံသော အဖို့တို့ဖြင့်၊ ဝါ- ပစ္စုပ္ပန်လောက၊ တမလွန်

လောကဟု ဆိုအပ်သော နှစ်ပါးစုံသောအဖို့တို့ဖြင့်၊ အဗျောစိန္တံ - မပြတ်မလပ်
 ဖြစ်သော၊ ဝိညာဏ သောတံစ - ရေအလျဉ်နှင့် တူသော ဝိညာဏကိုလည်း၊
 စေတောပရိယညာဏေန-ဖြင့်၊ ပဇာနာတိ-၏၊ တထာရူပံ-သော၊ စေတော-
 သမာဓိ - သို့၊ ဖုသတိ-၏၊ အယံ - ဤတစ်ပါးသောပုဂ္ဂိုလ်တို့၏စိတ်ကို ရှုမြင်
 တတ်သော သောက္ခပုထုဇဉ်တို့၏ စေတောပရိယညာဏ်သည်၊ ဝါ - အဋ္ဌိကဝဏ္ဏ
 ကသိုဏ်းကို ရှုသောအားဖြင့်ဖြစ်သော တတိယဈာန်သည်၊ ဝါ-ဤ စေတော-
 ပရိယညာဏ်နှင့် ထာဝရဖြစ်သော စတုတ္ထဈာန်ဟူသော အခြေရှိသော အနာဂါမိ
 မဂ်လည်း၊ တတိယာ-သော၊ ဒဿနသမာပတ္တိ - မည်ပါ၏၊ ဘန္တေ - ဘုရား၊
 ပုနစပရိ-တစ်မျိုးတခြား ဒဿနသမာပတ္တိ တစ်ပါးကိုလည်း ထင်ရှား တစ်ဖန်
 လျှောက်ထားပြန်ပါအံ့၊ ဣမ ဣမသ္မိ သာသနေ-ဦး၊ ကေစော-သော၊ သမဏော-
 ဝါ - သည်သော်လည်းကောင်း၊ ဗြာဟ္မဏောဝါ - သည်သော်လည်းကောင်း၊
 အာတပုံ-ကို၊ အန္ဓာယ - ရှိ၊ ပဓာနံ-ကို၊ အန္ဓာယ - ရှိ၊ အနုယောဂံ - ကို၊
 အန္ဓာယ-ရှိ၊ အပ္ပမာဒံ-ကို၊ အန္ဓာယ-ရှိ၊ သမ္မာမနသိကာရံ-ကို၊ အန္ဓာယ-ရှိ၊
 ယထာ ယေန စေတောသမာဓိနာ-ဖြင့်၊ ဝါ-အကြင်စိတ်ကို ကောင်းစွာ အာရုံ၌
 ထားတတ်သော စတုတ္ထဈာန် သမာဓိဖြင့်၊ စိတ္တေ - ကို၊ သမာဟိတေ-သော်၊
 ပါဒတလံ-မှ၊ ဥဒ္ဓံ-၌လည်းကောင်း၊ ကေသ မတ္ထကာ-မှ၊ အဓော-၌လည်း
 ကောင်း၊ တစပရိယန္တံ-သော၊ နာနပ္ပကာရဿ-သော၊ အသုစိနော-ဖြင့်၊
 ပူရိ - သော၊ ဣမမေဝကာယံ - ကိုသာလျှင်၊ ပစ္စဝေက္ခတိ - ၏၊ ကိံ - သို့၊
 ပစ္စဝေက္ခတိ-နည်း၊ ဣမသ္မိ ကာယေ-၌၊ ကေသာ - တို့သည်၊ အတ္ထိ-ကုန်၏၊
 လောမာ - တို့သည်၊ အတ္ထိ-ကုန်၏။ ပ ။ လသိကာ-သည်၊ အတ္ထိ - ၏၊ မုတ္တံ-
 သည်၊ အတ္ထိ- ၏၊ ဣတိ - သို့၊ ပစ္စဝေက္ခတိ - ၏၊ ပုရိသဿ - ၏၊ ဆဝိမံသ-
 လောဟိတံ - ကို၊ အတိက္ကမ္မစ-၍လည်း၊ အဋ္ဌိံ - ကို၊ ဝါ - ဟူ၍၊ ပစ္စဝေက္ခတိ-
 ၏၊ ပုရိသဿ - ၏၊ ဣလောကေ - ၌၊ အပ္ပတိဋ္ဌိတဉ္စ - ဆန္ဒရာဂ၏အစွမ်းအား
 ဖြင့် မတည်သော ဝိညာဏ် လည်းကောင်း၊ ဝါ - ကုသိုလ်ကံ၊ အကုသိုလ်ကံ
 သို့ ကံ၏အဖြစ်ဖြင့် ကပ်ဆောက်တတ်သည် ဖြစ်၍ မတည်သော ဝိညာဏ်လည်း
 ကောင်း၊ ပရလောကေ - ၌၊ အပ္ပတိဋ္ဌိတဉ္စ - ဆန္ဒရာဂ၏ အစွမ်းအားဖြင့် မတည်
 သော ဝိညာဏ်လည်းကောင်း၊ ဝါ - ကမ္မဘဝကို ဆွဲငင်သည်ဖြစ်၍ မတည်သော
 ဝိညာဏ်လည်းကောင်း၊ ဣတိ-သို့၊ ဥဘယတော-တို့ဖြင့်၊ အဗျောစိန္တံ- သော၊
 ဝိညာဏ သောတဉ္စ - ကိုလည်း၊ ပဇာနာတိ- ၏၊ တထာရူပံ - သော၊ စေတော-
 သမာဓိံ - ကို၊ ဖုသတိ - ၏၊ အယံ - ဤ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို
 ရှုမြင်တတ်သော ရဟန္တာတို့၏ စေတောပရိယညာဏ်သည်၊ ဝါ - ဤ အဋ္ဌိကဝဏ္ဏ
 ကသိုဏ်းဟူသော အာရုံရှိသော ဒိဗ္ဗစက္ခုညာဏ်သည်၊ ဝါ-ဤ စေတောပရိယ
 ညာဏ်နှင့်တကွဖြစ်သော စတုတ္ထဈာန်အခြေရှိသော အရဟတ္တမဂ်သည်၊ စတုတ္ထာ-
 သော၊ ဒဿန သမာပတ္တိ - မည်ပါ၏၊ ဣတိ ဣမာစတသော - တို့ပါတည်း။

ဘန္တေ-ဘုရား၊ ဒဿန သမာပတ္တိသု - တို့၌၊ ဧဝံ- သို့၊ ယာ အယံဓမ္မဒေသနာ-
သည်၊ အတ္ထိ - ဧ၊ တေ - သည်၊ အနုတ္တရိယံ-ပါတည်း။

(တံ ဘဂဝါ အသေသ မတိဇာနာတိ၊ တံ ဘဂဝတော အသေသ-
မတိဇာနတော ဥတ္တရိ အဘိညေယျံ၊ နတ္ထိ၊ ယဒတိဇာနံ အညော
သမဏောဝါ ပြာဟ္မဏောဝါ ဘဂဝတာ တိယျောဘိညတရော အာသ
'ယဒိဒံ ဓိဿနသမာပတ္တိသု။)

ပုဂ္ဂလပဏ္ဏတ္တိဒေသနာ

၁၅၀။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
ဓမ္မ-ကို၊ ဒေသေတိ-မူ၏၊ အပရံ-သော၊ တေပန-သည်ကား၊ အနုတ္တရိယံ-
ပါတည်း၊ တာယဒေသနာယ-ဖြင့်၊ ဒေသိတာသု-ကုန်သော၊ ပုဂ္ဂလပဏ္ဏတ္တိသု-
ပုဂ္ဂိုလ်ကို အပြားအားဖြင့် သိစေခြင်းတို့ကြောင့်လည်း၊ ဝါ-တို့၌လည်း၊ ဝါ-
ပုဂ္ဂိုလ်ကို မရောမယှက်ထားခြင်း တို့၌လည်း၊ ဘဂဝါဝ-သည်သာလျှင်၊
အနုတ္တရော-မူခဲပါ၏၊ ဘန္တေ-ဘုရား၊ ပုဂ္ဂလာ-ပုဂ္ဂိုလ်တို့သည်၊ ဥဘတော-
ဘဂဝိမုတ္တော-ဥဘတောဘဂဝိမုတ္တပုဂ္ဂိုလ်လည်းကောင်း၊ ဝါ-အရူပသမာပတ်၊
လေးပါးသော မဂ်ဟူသော နှစ်ပါးသော အဖို့တို့ဖြင့် ရူပကာယ၊ နာမကာယ-
ဟူသော နှစ်ပါးသော အဖို့တို့မှလွတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ဝါ-နှစ်ကြိမ်
တိုင်တိုင် အရူပသမာပတ်၊ အရဟတ္တမဂ်-ဟူသော နှစ်ပါးသော အဖို့တို့ဖြင့်
ရူပကာယ၊ နာမကာယ-ဟူသော နှစ်ပါးသော အဖို့တို့မှ လွတ်သော ပုဂ္ဂိုလ်
လည်းကောင်း၊ ပညာဝိမုတ္တော-ပညာဝိမုတ္တပုဂ္ဂိုလ်လည်းကောင်း၊ ဝါ-ပညာ
ဖြင့် ကိလေသာတို့မှလွတ်သောပုဂ္ဂိုလ်လည်းကောင်း၊ ကာယသက္ခိ-ကာယသက္ခိ
ပုဂ္ဂိုလ်လည်းကောင်း၊ ဝါ-နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတတ်သော
ပုဂ္ဂိုလ်လည်းကောင်း၊ ဒိဋ္ဌိပုတ္တော-ဒိဋ္ဌိပုတ္တပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-နိဗ္ဗာန်ကို
မြင်တတ်သောမဂ္ဂသမ္မာဒိဋ္ဌိဖြင့် နိဗ္ဗာန်သို့ရောက်တတ်သောပုဂ္ဂိုလ်လည်းကောင်း၊
သဒ္ဓါဝိမုတ္တော-သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-သဒ္ဓါဖြင့် ကိလေသာ
တို့မှ-လွတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ဝါ-သဒ္ဓါ၌စိတ်ကို စုပ်စုပ်မြုပ်မြုပ်
စွန့်လွှတ်တတ်သောပုဂ္ဂိုလ်လည်းကောင်း၊ ဓမ္မာနုသာရီ-ဓမ္မာနုသာရီ ပုဂ္ဂိုလ်
လည်းကောင်း၊ ဝါ - ယထာသဘာဝ နည်းမှန်ကျအောင် ဝေယျ-
အပြား အာရုံများကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်တတ်သော ပညာသို့ အစဉ်
လိုက်တတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါနုသာရီ-သဒ္ဓါနုသာရီ ပုဂ္ဂိုလ်
လည်းကောင်း၊ ဝါ-သဒ္ဓါသို့ အစဉ်လိုက်တတ်သော ပုဂ္ဂိုလ်လည်းကောင်း။
ဣတိဣမေသတ္တ-ဤစုနစ်ယောက်တို့ပါတည်း။ ဘန္တေ-ဘုရား၊ ပုဂ္ဂလပဏ္ဏတ္တိသု-

တို့၌၊ ဝေ-သို့၊ ယာအယံဒေသနာ-သည်၊ အတ္ထိ-ပါ၏၊ တေ-သည်၊ အနုတ္တရိယံ-
ပါတည်း။

(တံ ဘဂဝါ အသေသမာဓိဇာနာတိ တံ ဘဂဝတော အသေသမာဓိ
ဇာနတော ဥတ္တရိ အဘိညေယျံ နတ္ထိ၊ ယဒဘိဇာနံ အညော သမဏော
ဝါ ဗြဟ္မာဏောဝါ ဘဂဝတော ဘိယျောဘိညတရော အာဏ ယဒိဒံ
ပုဂ္ဂလမဏ္ဍတိယ။)

ပဓာနဒေသနာ

၁၅၀။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
ပဓာနသု-အားထုတ်အပ်သော သမ္မောဇ္ဈင်တို့၌၊ ဝါ-အားထုတ်၍ ပွားစေ
အပ်သော သမ္မောဇ္ဈင်တို့၌၊ ဓမ္မ-ကို၊ ဒေသေတိ-မူခဲ့ပါ၏၊ အပရိ-သော၊
တေပန- သည်ကား၊ အနုတ္တရိယံ-ပါတည်း၊ ဘန္တေ-ဘုရား၊ သမ္မောဇ္ဈင်-
သမ္မောဇ္ဈင်တို့သည်၊ ဝါ-ချီးမွမ်းအပ်သော ကိလေသာတည်း ဟူသော အိပ်
ပျော်ခြင်းမှ နိုးတတ်သော အရိယသာဝက၏ အကြောင်းတို့သည်၊ ဝါ-ချီးမွမ်း
အပ်သော လေးပါးသောသစ္စာကို သိတတ်သော အရိယသာဝက၏ အကြောင်း
တို့သည်၊ ဝါ-ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိတတ်သော အရိယသာဝက၏
အကြောင်းတို့သည်၊ ဝါ-ကောင်းသော ကိလေသာတည်းဟူသော အိပ်ပျော်
ခြင်းမှ နိုးတတ်သော အရိယ သာဝက၏ အကြောင်းတို့သည်၊ ဝါ-ကောင်း
သော လေးပါးသော သစ္စာကို သိတတ်သော အရိယသာဝက၏ အကြောင်း
တို့သည်၊ ဝါ- ကောင်းသောနိဗ္ဗာန်ကို သိတတ်သော အရိယသာဝက၏
အကြောင်းတို့သည်၊ ဝါ- ချီးမွမ်းအပ်သော ကိလေသာတည်းဟူသော အိပ်
ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏အစိတ်တို့သည်၊ ဝါ-ချီးမွမ်းအပ်
သော လေးပါးသောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်တို့
သည်၊ ဝါ-ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏အစိတ်
တို့သည်၊ ဝါ- ကောင်းသော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ
နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏အစိတ်တို့သည်၊ ဝါ-ကောင်းသော လေးပါး
သောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏အစိတ်တို့သည်၊ ဝါ-ကောင်း
သော နိဗ္ဗာန်ကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂီ၏ အစိတ်တို့သည်၊ သတိ
သမ္မောဇ္ဈင်-သတိသမ္မောဇ္ဈင်လည်းကောင်း၊ ဝါ- သတိသာလျှင်ဖြစ်သော
ချီးမွမ်းအပ်သော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော
အရိယသာဝက၏အကြောင်းလည်းကောင်း၊ ဓမ္မဝိစယသမ္မောဇ္ဈင်-ဓမ္မဝိစယ
သမ္မောဇ္ဈင်လည်းကောင်း၊ ဝါ-ဓမ္မဝိစယသာလျှင် ဖြစ်သော ချီးမွမ်းအပ်သော
လေးပါးသောသစ္စာကိုသိတတ်သော အရိယသာဝက၏ အကြောင်း လည်း

ကောင်း၊ ဝီရိယသမ္ပောဇ္ဈင်္ဂါ-ဝီရိယသမ္ပောဇ္ဈင်လည်းကောင်း၊ ဝါ-ဝီရိယသာ
 လျင် ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကို သိတတ်သော အရိယသာဝက၏
 အကြောင်းလည်းကောင်း၊ ပီတိသမ္ပောဇ္ဈင်္ဂါ-ပီတိသမ္ပောဇ္ဈင် လည်းကောင်း၊
 ဝါ- ပီတိသာလျင်ဖြစ်သော ကောင်းသောကိလေသာတည်းဟူသော အိပ်ပျော်
 ခြင်းမှ နိုးတတ်သော အရိယသာဝက၏ အကြောင်းလည်းကောင်း၊ ပဿဒ္ဓိ
 သမ္ပောဇ္ဈင်္ဂါ-ပဿဒ္ဓိသမ္ပောဇ္ဈင် လည်းကောင်း၊ ဝါ-ပဿဒ္ဓိသာလျင်
 ဖြစ်သော ကောင်းသော လေးပါးသော သစ္စာကို သိတတ်သော အရိယ
 သာဝက၏ အကြောင်း လည်းကောင်း၊ သမာဓိ သမ္ပောဇ္ဈင်္ဂါ-သမာဓိ
 သမ္ပောဇ္ဈင်လည်းကောင်း၊ ဝါ - သမာဓိသာလျင် ဖြစ်သော ကောင်းသော
 နိဗ္ဗာန်ကို သိတတ်သော အရိယသာဝက၏အကြောင်းလည်းကောင်း၊ ဥပေက္ခာ
 သမ္ပောဇ္ဈင်္ဂါ-ဥပေက္ခာသမ္ပောဇ္ဈင် လည်းကောင်း၊ ဝါ-ဥပေက္ခာသာလျင်
 ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ
 နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏အစိတ်လည်းကောင်း၊ ဣတိဣမေသတ္ထ-တို့ပါ
 တည်း၊ ဘန္တေ-ဘုရား၊ ပဓာနေသု-တို့၌၊ ဧဝံ-သို့၊ ယာ အယံဒေသနာ-သည်၊
 အတ္ထိ-၏၊ ဧဝံ-သည်၊ အနုတ္တရိယံ-ပါတည်း။

(တံ ဘဂဝါ အသေသ မာဘိဇာနာတိ တံ ဘဂဝတောအသေသ
 မာဘိဇာနတော ဥတ္တရိ အဘိညေယျံ နတ္ထိ၊ ယဒဘိဇာနံ အညော သမ
 ဣတောဝါ၊ ဗြာဟ္မဏောဝါ ဘဂဝတာ ဘိယျောဘိညတရော အဿ
 ယဒိဒံ ပဓာနေသု။)

ပဋိပဒါဒေသနာ

၁၅၂။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
 ပဋိပဒါသု-အကျင့်တို့၌၊ ဓမ္မ-ကို၊ ဒေသေတိ-မူပါ၏၊ အပရံ-သော၊ ဧဝံ ပန-
 သည်ကား၊ အနုတ္တရိယံ-ပါတည်း။

ဘန္တေ-ဘုရား၊ ပဋိပဒါ-အကျင့်တို့သည်၊ ဒုက္ခာ-ဆင်းရဲသော၊ ဝါ-ဆင်းရဲ
 သဖြင့် ပြုကျင့်အပ်သော၊ ဝါ- ပြုကျင့်ခြင်းငှာ ခဲယဉ်းသော၊ ဝါ-ပြုကျင့်
 နိုင်ခဲ့ရော၊ ဝါ-သည်းခံနိုင်ခဲ့သော၊ ဒန္ဓာဘိညာ-မောဟပြင်းထန် လေးလံ
 ထိုင်းမှိုင်းသော အသိဉာဏ်ရှိသော၊ ဝါ-မောဟပြင်းထန် လေးလံ ထိုင်းမှိုင်း
 သော အောက်ဉာဏ်ထက် လွန်သော အသိဉာဏ်ရှိသော၊ ပဋိပဒါ-အကျင့်
 လည်းကောင်း၊ ဒုက္ခာ-ဆင်းရဲသော၊ ခိပ္ပာဘိညာ-လျင်မြန်သော အသိဉာဏ်
 ရှိသော၊ ဝါ-လျင်မြန်သော အောက်ဉာဏ်ထက် လွန်သော အသိဉာဏ်ရှိသော၊
 ပဋိပဒါ-လည်းကောင်း၊ သုခါ-ချမ်းသာသော၊ ဝါ-လွယ်လင့်တကူ ပြုကျင့်
 အပ်သော၊ ဒန္ဓာဘိညာ-သော၊ ပဋိပဒါ-လည်းကောင်း၊ သုခါ-သော၊

ခိပ္ပာဘိညာ-သော၊ ပဋိပဒါ-လည်းကောင်း၊ ဣတိ ဣမာ စတထော-တို့ပါ
 တည်း၊ ဘန္တေ-ဘုရား၊ စတုသု-ကုန်သော၊ တတြ တာသု ပဋိပဒါသု-တို့တွင်၊
 ဒုက္ခာ-သော၊ ဒန္ဓာဘိညာ-သော၊ ယာ အယံ ပဋိပဒါ-အကြင် အကျင့်သည်၊
 အတ္ထိ-၏၊ ဘန္တေ-ဘုရား၊ အယံပဋိပဒါ-ကို၊ ဒုက္ခတ္တာ စ-ဆင်းရဲသည်၏ အဖြစ်
 ကြောင့် လည်းကောင်း၊ ဒန္ဓတ္တာ စ-နို့ နှေးသည်၏ အဖြစ်ကြောင့် လည်း
 ကောင်း၊ ဣတိ-သို့၊ ဥဘယေနေဝ-နှစ်ပါးစုံသော အကြောင်းကြောင့်သာလျှင်၊
 ဟိနာ-ယုတ်ညံ့ အောက်ကျ၏ ဟူ၍၊ အက္ခာယတိ-ဆိုအပ်ပါ၏၊ ဘန္တေ-ဘုရား၊
 စတုသု-ကုန်သော၊ တတြ တာသုပဋိပဒါသု-တို့တွင်၊ ဒုက္ခာ-သော၊ ခိပ္ပာဘိညာ-
 သော၊ ယာ အယံ ပဋိပဒါ-သည်၊ အတ္ထိ-၏၊ ဘန္တေ-ဘုရား၊ အယံ ပဋိပဒါ-
 ကို၊ ဒုက္ခတ္တာ-ကြောင့်၊ ဟိနာ-ဟူ၍၊ အက္ခာယတိ-အပ်ပါ၏၊ ဘန္တေ-ဘုရား၊
 စတုသု-ကုန်သော၊ တတြ တာသုပဋိပဒါသု-တို့တွင်၊ သုခါ-သော၊ ဒုန္ဓာဘိညာ-
 သော၊ ယာ အယံ ပဋိပဒါ-သည်၊ အတ္ထိ-၏၊ ဘန္တေ-ဘုရား၊ အယံ ပဋိပဒါ-
 ကို၊ ဒုက္ခတ္တာ-ကြောင့်၊ ဟိနာ-ဟူ၍၊ အက္ခာယတိ-အပ်ပါ၏၊ ဘန္တေ-ဘုရား၊
 စတုသု-ကုန်သော၊ တတြတာသုပဋိပဒါသု-တို့တွင်၊ သုခါ-သော၊ ခိပ္ပာဘိညာ-
 သော၊ ယာ အယံ ပဋိပဒါ-သည်၊ အတ္ထိ-၏၊ ဘန္တေ-ဘုရား၊ အယံ ပဋိပဒါ-
 ကို၊ သုခတ္တာ စ-ချမ်းသာသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ခိပ္ပတ္တာ စ-
 လျင်မြန်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ဣတိ-သို့၊ ဥဘယေနေဝ-နှစ်ပါး
 စုံသော အကြောင်းကြောင့်သာလျှင်၊ ပဏိတာ-ပြဋ္ဌာန်းသည်၏ အဖြစ်သို့
 ဆောင်အပ်၏ ဟူ၍၊ ဝါ-မြတ်၏ဟူ၍၊ အက္ခာယတိ-အပ်ပါ၏၊ ဘန္တေ-ဘုရား၊
 ပဋိပဒါသု-တို့၌၊ ဝေ- သို့၊ ယာ အယံ ဒေသနာ-သည်၊ အတ္ထိ-ပါ၏၊ တေ-သည်၊
 အနုတ္တရိယံ-ပါတဏ္ဍိး။

(တံ ဘဂဝါ အသေသမတိဇာနာတိ၊ တံ ဘဂဝါ အသေသ-
 မတိဇာနဓော ဥတ္တရိ အဘိညေယျံ နတ္ထိ၊ ယဒတိဇာနံ အညော
 သမဏော ဝါ မြာဟူဏော ဝါ ဘဂဝတာ ဘိယျောဘိညတရော
 အဿ ယဒိဒံ ပဋိပဒါသု။)

ဘဿသမာစာရာဒိဒေသနာ

၁၅၃။ ဘန္တေ-ဘုရား၊ ယထာ ယာယ ဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
 ဓမ္မံ-ကို၊ ဒေသေတိ-မူပါ၏၊ အပရိ-သော၊ တေ ပန-သည်ကား၊ အနုတ္တရိယံ-
 ပါတည်း၊ တာယ ဒေသနာယ-ဖြင့်၊ ဒေသိတေ-သော၊ ဘဿသမာစာရေ-
 စကားပြောဆိုခြင်းဟူသော အကျင့်ကြောင့်လည်း၊ ဝါ-၌လည်း၊ ဘဂဝါ-
 သည်သာလျှင်၊ အနုတ္တရော-မူခဲ့ပါ၏၊ ဘန္တေ-ဘုရား၊ ဣမ ဣမသ္မိံ ဘာသနေ-
 ဌိ၊ ကေဓ္မော-အချို့သော၊ ပုဂ္ဂလော-သည်၊ မုသာဝါ ဒုပသဉ္စိတံ-မုသာဝါ ဒုနှင့်

စပ်ယှဉ်သော၊ ဝါစံ-စကားကို၊ နစေဝ ဘာသတိ-ပြောလည်း မပြောဆိုပါ။ ဝေဘူတိယံ-အသီးအခြား ဖြစ်ခြင်း၌ယှဉ်သော၊ ဝါ-ကဲ့ပြားစေခြင်း၌ ယှဉ်သော၊ ဝါစံ-ကို၊ န စ ဘာသတိ-ပြောလည်း မပြောဆိုပါ။ ပေသုဏိယံ-မိမိကို ချစ်အပ်သည်၏ အဖြစ်ကိုပြုတတ်၊ တစ်ပါးသောပုဂ္ဂိုလ်ကို ချစ်အပ်သည်၏ အဖြစ်မှ ကင်းဆိတ်သည်၏အဖြစ်ကို ပြုတတ်သော၊ ဝါစံ-ကို၊ န စ ဘာသတိ-ပါ၊ ဇယာပေက္ခာ-အောင်နိုင်ခြင်းကို ရှင့်သည်၊ ဝါ- အောင်နိုင်လိုသည်၊ ဟုတုာ-၍၊ သာရမ္ဘဇံ-ထိပါးချုပ်ချယ်ခြင်းကြောင့် ဖြစ်သော၊ ဝါစံ-ကို၊ န စ ဘာသတိ-ပါ၊ မန္တာ-ပညာဖြင့်၊ မန္တာ စ-နှိုင်းချိန်ထောက်လှမ်း စုံစမ်းဆင်ခြင်၍လည်း၊ ကာလေန-သင့်လျော် လျောက်ပတ် ကောင်းမြတ်သော အခါ၌၊ နိဓာနဝတိ - သို့မှီး သိမ်းဆည်းရာ မနောဒ္ဓါရ တည်းဟူသော ပူတာတံတင်း ရှိသော၊ ဝါစံ-ကို၊ ဘာသတိ-ပါ၏၊ ဘန္တေ-ဘုရား၊ ဘဿသမာစာရေ-၌၊ ဧဝံ-သို့၊ ယာ အယံ ဒေသနာ-သည်၊ အတ္ထိ-ပါ၏၊ ဧတံ-သည်၊ အနုတ္တရိယံ- ပါတည်း။

(တံ ဘဂဝါ အသေသမာစာနာတိ၊ တံ ဘဂဝတော အသေသမာစာနာတော ဥတ္တရိ အဘိညေယျံ နတ္ထိ၊ ယဒဘိဇာနံ အညောသမဏော ဝါ ဗြာဟ္မဏော ဝါ ဘဂဝတော ဘိယျော ဘိညတံရော အဿ ယဒိဒံ ဘဿသမာစာရေ။)

ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊ ပုရိသသီလ သမာစာရေ-ယောက်ျား၏ စင်ကြယ်သောသီလ၊ စင်ကြယ်သောအကျင့်၌၊ ဓမ္မံ-ကို၊ ဒေသေတိ-မူခဲ့ပါ၏၊ အပရံ-သော၊ ဧတံ ပန-သည်ကား၊ အနုတ္တရိယံ-ပါတည်း၊ ဘန္တေ-ဘုရား၊ ဣဇဏမသ္မိံ သာသနေ-၌၊ ဧကစ္စော-သော၊ ပုဂ္ဂလေဒ-သည်၊ သစ္စောစ-မှန်ကန်သောစကားရှိသည် လည်းကောင်း၊ သဒ္ဓေါစ-ယုံကြည်တတ်သောသဒ္ဓါရှိသည် လည်းကောင်း၊ အဿ-ဖြစ်ရာပါ၏၊ ကုဟတေဒ-အံ့ဖွယ်သရဲ ချီးဝံ့ခြင်းကို ဖြစ်စေတတ်သည်၊ ဝါ-ဝမ်းမြောက် အားတက် အံ့ဖွယ်ဖက်လျှော် နှစ်သက်စေတတ်သည်၊ နစအဿ-ဖြစ်လည်းမဖြစ်ရာပါ၊ လပကော-လာဘသက္ကာရ အကျိုးငှာ ဒါယကာတို့ကို မြှောက်ပင့်၍ ပြောဆိုတတ်သည်၊ ဝါ-လာဘသက္ကာရ စိမ့်ငှာလျှင် ဒါယကာကို ချီးမြှောက်ပို့၍ ပြောဆိုတတ်သည်၊ နစအဿ-ပါ၊ နေမိတ္တိကော-ပစ္စည်းရခြင်း၏ အကြောင်းကို ပြုခြင်းအလေ့ ရှိသည်၊ ဝါ-ပစ္စည်းရခြင်းအကြောင်းဖြင့် ပြောဆိုလေ့ရှိသည်၊ ဝါ-ပစ္စည်းရခြင်း အကြောင်းကို ပြုတတ်သည်၊ ဝါ-ပစ္စည်းအရိပ် ကြောင်းနိမိတ်ကို ချိတ်ကာ စောင်းကာပြုတတ်သည်၊ နစအဿ-ပါ၊ နိပ္ပေသိကော-လာဘသက္ကာရအကျိုးငှာ ကြိတ်ချေတတ်သည်၊ ဝါ-လာဘသက္ကာရ အကျိုးငှာ ကြိတ်ချေခြင်းကို

ပြုတတ်သည်။ ဝါ-လာဘသက္ကာ ရစိမ့်ငှာလျှင် ဆဲကာအော်ကာ သရော်ကာ ဖြင့် လျော်ရာနှီးနှော အတင်းပြောလျက် ကုန်းချောကြိတ်ချေခြင်းကို ပြုတတ်သည်။ နှစ်အဿ-ပါ၊ လာဘေလောဘသံနိဇီဝိသနကော-မိမိလာဘဖြင့် တစ်ပါးသောသတ္တိ၏လောဘကို ရှာမှီးတတ်သည်။ ဝါ-သားကောင်ငှက်များ တိမ်ညင်များသို့ ကိုယ်ကားရအပ် ပစ္စည်းလာဘဖြင့် သူ့လာဘများစွာ ရစိမ့်ငှာလျှင် ရှာမှီးများယူတတ်သည်။ နှစ်အဿ-ပါ၊ ဣန္ဒြိယေသု-ခြောက်ပါးသော ဣန္ဒြေတို့၌၊ ဂုတ္တဒ္ဓါဇရာ-သတိတည်းဟူသော တံခါးရှက်ဖြင့် လုံခြုံစေအပ်ပြီးသော ဒ္ဓါရရှိသည်။ အဿ-ပါ၏၊ တောဇနေ-တောဇဉ်၌လည်း၊ မတ္တညု-ရှာမှီးခြင်း၊ ခံယူခြင်း၊ သုံးဆောင်ခြင်း၊ စွန့်ခြင်းတို့၏ အစွမ်းအားဖြင့် အတိုင်းအရှည်ကို သိလေ့ရှိသည်။ အဿ-ပါ၏၊ * သမကာရီ-ကိုယ်၊ နှုတ်၊ စိတ်တို့၏အစွမ်းအားဖြင့် အညီအညွတ် ပြုလေ့ရှိသည်။ ဇာဂရိယံသနယောဂံ- နိုးကြားခြင်းကို အဖန်ဖန် အားထုတ်ခြင်းကို၊ ဝါ-အဖန်ဖန်အားထုတ်အပ်သော နိုးကြားခြင်းကို၊ အနု-ယုတ္တော-အားထုတ်သည်။ အဿ-ပါ၏၊ အတန္တိတော-ကိုယ်၏ ပျင်းရိသည်၏ အဖြစ်မှကင်းသည်။ ဝါ-ပျင်းရိကြောင်းဖြစ်သော ထိနု မိဒ္ဓ မရှိသည်။ အဿ-ပါ၏၊ အာရဒ္ဓဝိရိယော-အားထုတ်အပ်သောဝိရိယရှိသည်။ အဿ-ပါ၏၊ ဈာယီ-အာရမ္မဏုပနိဇ္ဈာန်၊ လက္ခဏုပနိဇ္ဈာန်၏ အစွမ်းအားဖြင့် ကပ်၍ ရှုတတ်သည်။ အဿ-ပါ၏၊ သတိမာ-အောက်မေ့တတ်သော သတိရှိသည်။ အဿ-ပါ၏၊ ကလျာဏပဋိတာနော-ကောင်းသော ဥေယျဓမ္မတို့၏ ရှေးရှုထင်လာကြောင်း ဖြစ်သောညာဏ်၊ ကောင်းသောညာဏ်အား ထင်လာသောစကားရှိသည်။ အဿ-ပါ၏၊ ဂတိမာ-မကြားအပ်သေးသော တရားကို သိတတ်သော ပညာရှိသည်။ အဿ-ပါ၏၊ ဓိတိမာ-ကြားအပ်ပြီးသော တရားကို ဆောင်ယူတတ်၊ သိတတ်သော ပညာရှိသည်။ အဿ-ပါ၏၊ မတိမာ-နှိုင်းချိန်စုံစမ်း ထောက်လှမ်းတတ်သော ပညာရှိသည်။ အဿ-ပါ၏၊ ကာမေသု-ဝတ္ထုကာမ၊ ကိလေသာကာမတို့၌၊ ဂိဇ္ဈေါ-တပ်မက်မောသည်။ နှစ်အဿ-ပါ၊ သတောစ-အောက်မေ့တတ်သော သတိရှိသည်လည်း၊ အဿ-ပါ၏၊ နိပကောစ-ဣန္ဒြေတို့ကို ရင့်ကျက်စေတတ်သောပညာရှိသည်လည်း၊ ဝါ-ကိလေသာတို့ကိုသွေ့ ခြောက်စေတတ်သော ပညာရှိသည်လည်း၊ အဿ-ပါ၏၊ ဘန္တေ-ဘုရား၊ ပုရိသသီလသမာစာဇေ-၌၊ ဝေ-သို့၊ ယာအယံဒေသနာ-သည်။ အတ္ထိ-ပါ၏၊ တေ-သည်။ အနုတ္တရိယံ-ပါတည်း။

* မှတ်ချက်။ ။ဤအရာ၌ သမ္ပဇာနကာရီ-ဟု ပါဠိအချို့ရှိကြ၏။ သမကာရီတိ သမစာရီ၊ ကာယေန ဝါစာယ မနသစ ကာယဝင်္ကံဒီနိ ပဟာယသမံ စရတိတိ အတ္ထော- ဟူသော အဋ္ဌကထာ။ သမန္တိ အပိသမံ။ သမာစာရီတာယိ ကာယဝိသမာဒီနိ ပဟာယ ကာယသမာဒိပူရဏံ- ဟူသော ဝိကာတို့နှင့် မညီ။ သမကာရီ-ဟူသောပါဠိသာ အဋ္ဌကထာ၊ဝိကာတို့နှင့် ညီ၏။

(တံ ဘဂဝါ အသေသမဘိဇာနာတိ၊ တံ ဘဂဝတော အသေသ
မဘိဇာနတော ဥတ္တရိ အဘိညေယျံ နတ္ထိ၊ ယဒဘိဇာနံ အညော သမ-
ဏောဝါ ပြာဟံဏောဝါ ဘဂဝတာ ဘိယျောဘိညတရော အဿ
ယဒိဒံ ပုရိသသီလသမာစာရေ။)

အနုသာသနဝိစာဒေသနာ

၁၅၄။ ဘန္တေ-ဘုရား၊ ယထာ ယာယ ဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
ဓမ္မံ-ကို၊ ဒေသေတိ-မူခဲ့ပါ၏၊ အပရံ-သော၊ ဧတံပန-သည်ကား၊ အနုတ္တရိယံ-
ပါတည်း၊ တာယ ဒေသနာယ-ဖြင့်၊ ဒေသိတာယ-ကုန်သော၊ အနုသာသန-
ဝိစာသု-ဆုံးမခြင်း၊ အဖို့အစုတို့ကြောင့်လည်း၊ ဝါ-တို့၌လည်း၊ ဘဂဝါဝ-
သည်သာလျှင်၊ အနုတ္တရော-မူခဲ့ပါ၏၊ ဘန္တေ-ဘုရား၊ အနုသာသနဝိစာ-ဆုံးမ
ခြင်း၊ အဖို့အစုတို့သည်၊ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ အပရံ-တစ်ပါးသော၊
ပုဂ္ဂလံ-ပုဂ္ဂိုလ်ကို၊ ပစ္စတ္တံ-မိမိကိုစွဲ၍ဖြစ်သော၊ ဝါ-အသီးအခြား မိမိသန္တာန်၌
ဖြစ်သော၊ ယောနိသောမနသိကာရာ-အလိုရှိအပ်၊ တောင်တအပ်သော စီးပွား
ချမ်းသာ အဖြာဖြာကို ရခြင်း၏အကြောင်းအားဖြင့် နှလုံးထွင်းခြင်းကြောင့်၊
ဇာနာတိ-သိတော်မူပါ၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊ အယံပုဂ္ဂလော-သည်၊
ယထာ-အကြင်သို့သော အခြင်းအရာအားဖြင့်၊ မယာ-ငါဘုရားသည်၊ အနုသိဋ္ဌံ-
ဆုံးမခြင်းကို၊ ဒိန္နံ-ပေးအပ်ပြီ၊ တထာ-ထို ငါဘုရား ဆုံးမခြင်း ပေးအပ်တိုင်း
သော အခြင်းအရာအားဖြင့်၊ ပဋိပဇ္ဇမာနော-ကျင့်သည်ရှိသော်၊ တိဏ္ဏံ-သုံးပါး
ကုန်သော၊ သံယောဇနာနံ- သံယောဇဉ်တို့၏၊ ပရိက္ခယာ - ကုန်ခြင်းကြောင့်၊
သောတာပန္နော-သောတာပန်သည်၊ အဝိနိပါတဓမ္မော-လေးပါးသောအပါယ်
တို့တို့၌ ဖောက်ပြန်စွာ ကျရောက်ခြင်း သဘောမရှိသည်၊ ဝါ-လေးပါးသော
အပါယ်တို့၌ ဖောက်ပြန်စွာ ကျရောက်စေတတ်သော ဒိဋ္ဌိဝိစိကိစ္ဆာတရားမရှိ
သည်၊ နိယတော-ဓမ္မနိယာမဟုဆိုအပ်သော သောတာပတ္တိမဂ္ဂ နိယာမအားဖြင့်
မြဲသည်၊ သမ္မောဓိပရာယဏော-သောတာပတ္တိမဂ်မှ တစ်ပါးသော လေးပါးသော
သစ္စာကို သိလတ္တံ့ သော အထက်မဂ်သုံးပါးဟူသော လဲလျောင်းရာရှိသည်၊ ဝါ-
သောတာပတ္တိမဂ်မှ တစ်ပါးသော ရောက်အပ်၊ ရောက်သင့်၊ ရောက်ထိုက်သော
လေးပါးသောသစ္စာကို သိလတ္တံ့ သော အထက်မဂ်သုံးပါးဟူသော လဲလျောင်း
ရာရှိသည်၊ ဘဝိဿတိ-လတ္တံ့၊ ဣတိ-သို့၊ ဇာနာတိ-မူခဲ့ပါ၏၊ ဘန္တေ-ဘုရား၊
ဘဂဝါ-သည်၊ ပရံ-သော၊ ပုဂ္ဂလံ-ကို၊ ပစ္စတ္တံ-သော၊ ယောနိသောမနသိကာရာ-
ကြောင့်၊ ဇာနာတိ-မူခဲ့ပါ၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊ အယံပုဂ္ဂလော-သည်၊
ယထာ-အားဖြင့်၊ အနုသိဋ္ဌံ-ကို၊ ဒိန္နံ-အပ်ပြီ၊ တထာ-အားဖြင့်၊ ပဋိပဇ္ဇမာနော-
သော်၊ တိဏ္ဏံ-ကုန်သော၊ သံယောဇနာနံ-တို့၏၊ ပရိက္ခယာ-ကြောင့်၊ ဣဂ-

ဒေါသမောဟာနံ- တို့၏၊ တနုတ္တာ- ခေါင်းပါး ကုန်သည်၏ အဖြစ်ကြောင့်၊
သကဒါဂါမိ-သကဒါဂါမိသည်၊ ဘဝိဿတိ-လတ္တံ့၊ သင်္ကိဒေဝ-တစ်ကြိမ်
သာလျှင်၊ ဣမံလောကံ-ဤလူ့ပြည်သို့၊ အာဂန္နာ-လာ၍၊ ဒုက္ခဿ-တေဘူမက
ဝဋ်ဒုက္ခ၏၊ အန္တံ- ဆုံးရာဖြစ်သော နိဗ္ဗာန်ကို၊ ကရိဿတိ - မျက်မှောက်ပြုလိမ့်
လတ္တံ့၊ ဣတိ-သို့၊ ဇာနာတိ-မူပါ၏၊ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ ပရံ-သော၊
ပုဂ္ဂလံ-ကို၊ ပစ္စတ္တံ-သော၊ ယောနိသောမနသိကာရာ-ကြောင့်၊ ဇာနာတိ-မူပါ
၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊ အယံပုဂ္ဂလော-သည်၊ ယထာ-အားဖြင့်၊ မယာ-
သည်၊ အနုသိဋ္ဌံ-ကို၊ ဒိန္နံ-အပ်ပြီ၊ တထာ-အားဖြင့်၊ ပဋိပဇ္ဇမာနော- သော်၊
ပဉ္စန္ဒါဒါးပါးကုန်သော၊ ဩရမ္ဘာဂိယာနံ-အောက်ကာမဘုံ ဟူသောအဖို့အစု၏
အစီးအပွား ဖြစ်ကုန်သော၊ ဝါ-အောက်ကာမဘုံသို့ သက်ရောက်စေတတ်ကုန်
သော၊ သံယောဇနာနံ-တို့၏၊ ပရိက္ခယာ-ကြောင့်၊ ဩပပါတိကော-ဥပပါတ်
ပဋိသန္ဓေနေခြင်း အလေ့ရှိသည်၊ တတ္ထတသ္မိံ-လောကေ-ထိုဗြဟ္မာ့ပြည်၌၊ ပရိ-
နိဗ္ဗာယိ-ပရိနိဗ္ဗာန်စံခြင်း အလေ့ ရှိသည်၊ တသ္မာလောကာ - ထိုဗြဟ္မာ့ပြည်မှ၊
အနာဝတ္တိဓမ္မော- သည်၊ ဘဝိဿတိ-လတ္တံ့၊ ဣတိ-သို့၊ ဇာနာတိ- မူပါ၏၊
ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ ပရံ-သော၊ ပုဂ္ဂလံ-ကို၊ ပစ္စတ္တံ-သော၊ ယော-
နိသော မနသိကာရာ-ကြောင့်၊ ဇာနာတိ-မူပါ၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊
အယံပုဂ္ဂလော-သည်၊ ယထာ-အားဖြင့်၊ မယာ-သည်၊ အနုသိဋ္ဌံ-ကို၊ ဒိန္နံ-
အပ်ပြီ၊ တထာ-အားဖြင့်၊ ပဋိပဇ္ဇမာနော- သော်၊ အာသဝါနံ - အာသဝေါ
တရားတို့၏၊ ယော-ကုန်ခြင်းကြောင့်၊ အနာသဝံ-အာသဝေါမရှိသော၊ စေတော-
မိမုတ္တိံ -စေတောဝိမုတ္တိံသို့ လည်းကောင်း၊ ဝါ-ကိုလည်းကောင်း၊ ဝါ-ကိုလေ
သာတို့မှ လွတ်ပြီးသော အရဟတ္တဖိုလ်သမာဓိကိုလည်းကောင်း၊ ပညာဝိမုတ္တိံ -
ပညာဝိမုတ္တိံသို့လည်းကောင်း၊ ဝါ-ကိုလည်းကောင်း၊ ဝါ-ကိုလေသာတို့မှလွတ်
ပြီးသော အရဟတ္တဖိုလ်ပညာကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ-၌သာလျှင်၊ သယံ-
တိုင်၊ အဘိညာ-၍၊ သစ္စိကတွာ-၍၊ ဥပသမ္ပဇ-၍၊ ဝိဟရိဿတိ-လတ္တံ့၊ ဣတိ-
သို့၊ ဇာနာတိ - မူပါ၏၊ ဣတိ ဣမာ စစာဿော - တို့ပါတည်း၊ ဘန္တေ - ဘုရား၊
အနုသာသနဝိဓာယု - တို့၌၊ ဧဝံ- သို့၊ ယာအယံဒေသနာ - သည်၊ အတ္ထိ - ၏၊
အပရံ-သော၊ ဧတံ- သည်၊ အနုတ္တရိယံ-ပါတည်း။

(တံ ဘဂဝါ အသေသ မဘိဇာနာတိ၊ တံ ဘဂဝတော အသေသ
မဘိဇာနတော ဥတ္တရိ အဘိညေယျံ နတ္ထိ၊ ယဒဘိဇာနံ အညော
သမဏောဝါ ပြာဟ္မဏောဝါ ဘဂဝတော ဘိယျောဘိညတရော
အာရာ ယဒိဒံ အနုသာသနဝိဓာယု။)

ပရပုဂ္ဂလဝိမုတ္တိညဏဒေသနာ

၁၅၅။ ဘန္ဓေ-ဘုရား၊ ယထာ ယံယ ဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊ ပရပုဂ္ဂလဝိမုတ္တိညဏေ- လာစ်ပါးသော အရိယာပုဂ္ဂိုလ်တို့၏ ထိုထိုမဂ်ဖြင့် ကိသေ သာတို့မှ လွတ်ခြင်းကို သိတတ်သောဉာဏ်၌၊ ဓမ္မ-ကို၊ ဒေသေတိ- မှဲ့ပါ၏။ အပရံ-သော၊ တေပန-သည်ကား၊ အနုတ္တရိယံ- ပါတည်း၊ ဘန္ဓေ-ဘုရား၊ ဘဂဝါ-သည်၊ ပရပုဂ္ဂလံ-လာစ်ပါးသော ပုဂ္ဂိုလ်ကို၊ ပစ္စတ္တံ-သော၊ ယောနိသော- မနသိကာရာ-ကြောင့်၊ ဇာနာတိ-မှဲ့ပါ၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊ အယံ- ပုဂ္ဂလော-သည်၊ တိဏ္ဏံ- ကုန်သော၊ သံယောဇနာနံ-တို့၏၊ ပရိက္ခယာ-ကြောင့်၊ သောတာပန္နော-သည်၊ အဝိနိပါတဓမ္မော-သည်၊ နိယတော-သည်၊ သမ္မောဓိ- ပရာယနော-သည်၊ ဘဝိဿတိ-လိမ့်လတ္တံ၊ ဣတိ- သို့၊ ဇာနာတိ-မှဲ့ပါ၏။ ဘန္ဓေ-ဘုရား၊ ဘဂဝါ-သည်၊ ပရပုဂ္ဂလံ-ကို၊ ပစ္စတ္တံ-သော၊ ယောနိသော- မနသိကာရာ-ကြောင့်၊ ဇာနာတိ-မှဲ့ပါ၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊ အယံ- ပုဂ္ဂလော-သည်၊ တိဏ္ဏံ- ကုန်သော၊ သံယောဇနာနံ-တို့၏၊ ပရိက္ခယာ-ကြောင့်၊ ရာဂဒေါသမောဟာနံ-တို့၏၊ တနုတ္တာ- ကြောင့်၊ သကဒါဂါမိ-သည်၊ ဘဝိဿတိ- လိမ့်လတ္တံ၊ သကိံ ဒေဝ-သာလျှင်၊ ဣမံလောကံ- သို့၊ အာဂန္နာ-၍၊ ဒုက္ခဿ- ၏၊ အန္တံ- ကို၊ ကရိဿတိ-လိမ့်လတ္တံ၊ ဣတိ-သို့၊ ဇာနာတိ-မှဲ့ပါ၏။ ဘန္ဓေ- ဘုရား၊ ဘဂဝါ-သည်၊ ပရပုဂ္ဂလံ-ကို၊ ပစ္စတ္တံ-သော၊ ယောနိသော မနသိ- ကာရာ-ကြောင့်၊ ဇာနာတိ-မှဲ့ပါ၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊ အယံပုဂ္ဂလော- သည်၊ ပဉ္စနံ-ကုန်သော၊ ဩရုမ္ဘာဂိယာနံ-ကုန်သော၊ သံယောဇနာနံ-တို့၏၊ ပရိက္ခယာ-ကြောင့်၊ ဩပပါတိကော-သည်၊ တတ္ထတသ္မိံလောကေ-၌၊ ပရိ- နိဗ္ဗာယိ-သည်၊ တသ္မာလောကာ-မှ၊ အနာဝတ္တိဓမ္မော-သည်၊ ဘဝိဿတိ-လတ္တံ၊ ဣတိ-သို့၊ ဇာနာတိ-မှဲ့ပါ၏။ ဘန္ဓေ-ဘုရား၊ ဘဂဝါ-သည်၊ ပရပုဂ္ဂလံ-ကို၊ ပစ္စတ္တံ-သော၊ ယောနိသောမနသိကာရာ-ကြောင့်၊ ဇာနာတိ-မှဲ့ပါ၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊ အယံပုဂ္ဂလော-သည်၊ အာသဝါနံ-တို့၏၊ ယော-ကြောင့်၊ အနာသဝံ-သော၊ စေတောဝိမုတ္တိံ-သို့လည်းကောင်း၊ ဝါ-ကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ-၌သာလျှင်၊ သယံ-တိုင်၊ အဘိညာ-၍၊ သစ္စိကတော-၍၊ ဥပ- သမ္ပဇ-၍၊ ဝိဟရိဿတိ-လတ္တံ၊ ဣတိ-သို့၊ ဇာနာတိ-မှဲ့ပါ၏။ ဘန္ဓေ-ဘုရား၊ ပရပုဂ္ဂလဝိမုတ္တိညဏေ-၌၊ ဧဝံ-သို့၊ ယာအယံဒေသနာ-သည်၊ အတ္ထိ-၏၊ တေ- သည်၊ အနုတ္တရိယံ-ပါတည်း။

☰

(တံ ဘဂဝါ အသေသ မာဘိဇာနာတိ၊ တံ ဘဂဝတော အသေသ မာဘိဇာနတော ဥတ္တရိ အဘိညေယျံ နုတ္တိ၊ ယဒဘိဇာနံ အညော သမဏောဝါ ပြာဟုဏောဝါ ဘဂဝတော ဘိယျောဘိညတရော အဿ ယဒိဒံ ပရပုဂ္ဂလဝိမုတ္တိညဏေ။)

သဿတဝါဒဒေသနာ

၁၂၆။ ဘန္တေ-ဘုရား၊ ယထာ ယာယ ဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊ ဓမ္မ-ကို၊ ဒေသေတိ-မူပါ၏၊ အပရံ-သော၊ ဧတံပန-သည်ကား၊ အနုတ္တရိယံ-ပါတည်း၊ တာယ ဒေသနာယ-ဖြင့်၊ ဒေသိတေသု-ကုန်သော၊ သဿတဝါဒေသ-သဿတဝါဒတို့ကြောင့်လည်း၊ ဝါ-သတ္တလောကသည်မြဲ၏ဟု ပြောဆိုကြောင်း ဖြစ်သော အယူတို့ကြောင့်လည်း၊ ဝါ-တို့၌လည်း၊ ဘဂဝါဝ-သည်သာလျှင်၊ အနုတ္တရော-မူခဲ့ပါ၏။

ဘန္တေ-အရှင်ဘုရား၊ သဿတဝါဒါ-သဿတဝါဒတို့သည်၊ ဝါ-သတ္တလောကသည် မြဲ၏ဟု ပြောဆိုကြောင်းဖြစ်သော အယူတို့သည်၊ ဘန္တေ-ဘုရား၊ ဣဓံဣမသ္မိံ လောကေ-၌၊ ကေဇော-သော၊ သမဏောဝါ-သည် 'သော်လည်းကောင်း၊ ဗြာဟ္မဏောဝါ-သည်သော်လည်းကောင်း၊ အာဘပ္ပံ-ကို၊ အန္ဓာယ-၍၊ ပဓာနံ-ကို၊ အန္ဓာယ-၍၊ အနုယောဂံ-ကို၊ အန္ဓာယ-၍၊ အပ္ပမာဒံ-ကို၊ အန္ဓာယ-၍၊ သမ္မာမနသိကာရံ-ကို၊ အန္ဓာယ-၍၊ ယထာယေန စေတောသမာဓိနာ-ဖြင့်၊ စိတ္တေ-ကို၊ သမာဟိတေ-သော်၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏၊ သေယျထိဒံ-နည်း၊ ကေမ္မိဇာတိံ-ကိုလည်းကောင်း၊ ဒွေပိဇာတိယော-တို့ကိုလည်းကောင်း၊ တိဿောပိဇာတိယော-တို့ကိုလည်းကောင်း၊ စတဿောပိဇာတိယော-တို့ကိုလည်းကောင်း၊ ပုဉ္ဇပိဇာတိယော-တို့ကိုလည်းကောင်း၊ ဒသပိဇာတိယော-တို့ကိုလည်းကောင်း၊ ဝိသမ္မိဇာတိယော-တို့ကိုလည်းကောင်း၊ တိံသမ္မိဇာတိယော-တို့ကိုလည်းကောင်း၊ စတ္တာလိသမ္မိဇာတိယော-တို့ကိုလည်းကောင်း၊ ပညာသမ္မိဇာတိယော-တို့ကိုလည်းကောင်း၊ ဇာတိသတမ္မိ-ကိုလည်းကောင်း၊ ဇာတိသဟဿမ္မိ-ကို လည်းကောင်း၊ ဇာတိသတသဟဿမ္မိ-ကို လည်းကောင်း၊ အနေကာနိ-ကုန်သော၊ ဇာတိသတာနိပိ-တို့ကိုလည်းကောင်း၊ အနေကာနိ-ကုန်သော၊ ဇာတိသဟဿာနိပိ-တို့ကိုလည်းကောင်း၊ အနေကာနိ-ကုန်သော၊ ဇာတိသတသဟဿာနိပိ-တို့ကိုလည်းကောင်း၊ အနုဿရတိ-၏၊ ဣတိအဟံ-တည်း၊ ကိံ-သို့၊ အနုဿရတိ-နည်း၊ အဟံ-သည်၊ အမုတြ-တို့၌၊ ဝေံနမော-သည်၊ ဝေံဂေါတ္တော-သည်၊ ဝေံဝဏ္ဏော-သည်၊ ဝေမာဟာရော-သည်၊ ဝေံသုခဒုက္ခပုဂ္ဂိုသံဝေဒိ-သည်၊ ဝေမာယုပရိယန္တော-သည်၊ အာသိံ-ဖူးပြီ၊ သောအဟံ-သည်၊ တတော-တို့မှ၊ စုတော-သည်၊ သမာနော-သော်၊ အမုတြ-တို့၌၊ ဥဒပါဒိံ-ဖူးပြီ၊ အဟံ-သည်၊ တတြပိ-၌လည်း၊ ဝေံနာမော-သည်၊ ဝေံဂေါတ္တော-သည်၊ ဝေံဝဏ္ဏော-သည်၊ ဝေမာဟာရော-သည်၊ ဝေံသုခဒုက္ခပုဂ္ဂိုသံဝေဒိ-သည်၊ ဝေမာယုပရိယန္တော-သည်၊ အာသိံ-ဖူးပြီ၊ သောအဟံ-သည်၊ တတော-တို့မှ၊ စုတော-သည်၊ သမာနော-သော်၊ ဣဓံဣမသ္မိံ မနုဿလောကေ-၌၊ ဥပပန္နော-ရပြီ၊ ဣတိ- သို့၊ အနုဿရတိ-၏၊ ဣတိ-သို့၊ သာကာရံ-သော၊

သဉ္ဇဒေသံ-သော၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ၊
 ၎်၊ တထာရူပံ-သော၊ စေတောသမာဓိံ-သို့၊ ဗုဒ္ဓတိ-၏၊ သောသမဏောဝါ-
 ထိမိစ္ဆာအယုဂ္ဂိယော ရဟန်းသည်သော်လည်းကောင်း၊ သောဗြာဟ္မဏောဝါ-
 ထိမိစ္ဆာအယုဂ္ဂိယော ပုဏ္ဏားသည် သော်လည်းကောင်း၊ ဝေံ-သို့၊ အာဟ-
 ပြေခဆို၏၊ ကိံ-သို့၊ အာဟ-နည်း၊ အဟံ-သည်၊ အတိတံ-အတိတ်ဖြစ်သော၊
 အဒ္ဓါနိပိ- အဓွန့်ကိုလည်း၊ ဝါ-ကာလကိုလည်း၊ ဇာနာမိ-၏၊ ကိံ-သို့၊
 ဇာနာမိ-နည်း၊ လောကော-ဩကာသလောကသည်၊ သံဝဋ္ဌိ-ကုန်သော အား
 ဖြင့် ဖြစ်ပြီ၊ ဝါ-ပျက်ပြီ၊ ဣတိဝါ-ဤသို့သော်လည်းကောင်း၊ လောကော-
 သည်၊ ဝိဝဋ္ဌိ-တိုးပွားသောအားဖြင့် ဖြစ်ပြီ၊ ဝါ-တည်ပြီ၊ ဣတိဝါ-ဤသို့သော်
 လည်းကောင်း၊ ဇာနာမိ-၏၊ အဟံ-သည်၊ အနာဂတံ-သော၊ အဒ္ဓါနိပိ-ကို
 လည်း၊ ဇာနာမိ-၏၊ ကိံ-သို့၊ ဇာနာမိ-နည်း၊ လောကော-သည်၊ သံဝဋ္ဌိဿတိ-
 ကုန်သော အားဖြင့် ဖြစ်လိမ့်လတ္တံ့၊ ဝါ-ပျက်လိမ့်လတ္တံ့၊ ဣတိဝါ-သို့သော်
 လည်းကောင်း၊ လောကော-သည်၊ ဝိဝဋ္ဌိဿတိ-တိုးပွားသောအားဖြင့် ဖြစ်
 လိမ့်လတ္တံ့၊ ဝါ- တည်လိမ့်လတ္တံ့၊ ဣတိဝါ - သို့သော် လည်းကောင်း၊
 ဇာနာမိ-၏၊ အတ္တာစ-အတ္တသည် လည်းကောင်း၊ လောကောစ-လောက
 သည် လည်းကောင်း၊ သဿတော- မြဲခဲ့၏၊ ဝဉ္ဇော-မြဲခဲ့၏၊ ကုဋ္ဌဇ္ဇော-
 တောင်ထွက်သို့ တည်ခဲ့၏၊ သေကဋ္ဌာယိဋ္ဌိတော - မြဲမြံ တည်တံ့သော
 တုရိဏ်းတိုင် ကဲ့သို့ အမြဲတည်ခဲ့၏၊ ဝါ-မြဲမြံတည်တံ့သော တံခါးတိုင်ကဲ့သို့
 အမြဲတည်ခဲ့၏၊ တေစသတ္တာ-တို့သည်လည်း၊ သန္ဓာဝန္တိ - ဆုံလည်သော နွား
 ရဟတ်ခြားသို့ မရပ်မနား ပြေးသွားကြရကုန်၏၊ သံသရန္တိ - လူးလာစုန်ဆန်
 ခေါက်တို့ ခေါက်ပြန် ပြေးသွားကြရကုန်၏၊ စဝန္တိ-ရွေ့လျောကြရကုန်၏၊
 ဥပပဇ္ဇန္တိ-ကပ်၍ ဖြစ်ကြရကုန်၏၊ ဝါ-ပဋိသန္ဓေ နေကြရကုန်၏၊ သဿတိသမံ-
 အမြဲတည်သော မြေ မြင်းမိုရ်တောင် နေ လ နက္ခတ်နှင့်တူသော အတ္တသည်၊
 အတ္ထိတောဝ-ရှိသည်သာ။ (တစ်နည်း) သဿတိသမံ-အမြဲတည်သောမြေ မြင်းမိုရ်
 တောင် နေ လ နက္ခတ်နှင့်အတူ၊ အတ္ထိတောဝ-ရှိသည်သာ၊ ဣတိဝေံ-သို့၊ အာဟ-
 ၎်၊ အယံသဿတဝါဒေါ-ဤဘဝတစ်သိန်း အောက်မေ့နိုင်ကြောင်းဖြစ်သော
 ပုဗ္ဗေနိဝါသာနုဿတိညာဏ်ဟူသော အကြောင်းရင်းရှိသော သဿတဝါဒသည်၊
 ပဌမော-သော၊ သဿတဝါဒေါ-ပါတည်း။

ဘန္ဓေ-ဘုရား၊ ပုနစပရံ-တစ်မျိုးတခြား သဿတဝါဒ တစ်ပါးကိုလည်း
 ထင်ရှားတစ်ဖန် လျှောက်ထားပြန်ပါအံ့၊ ဣဗ္ဗေသိံ လောကေ-၌၊ ကေစော-
 သော၊ သမဏောဝါ-သည်သော်လည်းကောင်း၊ ဗြာဟ္မဏောဝါ-သည်သော်
 လည်းကောင်း၊ အာတပုံ-ကို၊ အန္ဓာယ-၍၊ ဗောနံ-ကို၊ အန္ဓာယ-၍၊ အနု
 ယောဂံ-ကို၊ အန္ဓာယ-၍၊ အပူမာဒံ-ကို၊ အန္ဓာယ-၍၊ သမ္မာမနသိကာရံ-ကို၊

အနာယ-၍၊ ယထာ ယေနစေတောသမာဓိနာ-ဖြင့်၊ စိတ္တေ-ကို၊ သမာဟိတေ-
 သော်၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏၊ ယေယျ
 ထိဒံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-နည်း၊ ကေ-တစ်ခုသော၊
 သံဝဇ္ဇဝိဝဇ္ဇာနိပိ-သံဝဇ္ဇကပ် ဝိဝဇ္ဇကပ်ကို လည်းကောင်း၊ ဝါ-သံဝဇ္ဇကပ် ဝိဝဇ္ဇ
 ကပ်၌ အကျူးဝင်ပါဝင်သော ခန္ဓာအစဉ်ကို လည်းကောင်း၊ ဒွေ-ကုန်
 သော၊ သံဝဇ္ဇဝိဝဇ္ဇာနိပိ-တို့ကိုလည်းကောင်း၊ တိဏိ-ကုန်သော၊ သံဝဇ္ဇဝိဝဇ္ဇာ
 နိမိ-တို့ကို လည်းကောင်း၊ စတ္တာရိ-ကုန်သော၊ သံဝဇ္ဇဝိဝဇ္ဇာနိပိ-တို့ကို
 လည်းကောင်း၊ ဝဉ္စ-ကုန်သော၊ သံဝဇ္ဇဝိဝဇ္ဇာနိပိ-တို့ကို လည်းကောင်း၊
 ဒသ-ကုန်သော၊ သံဝဇ္ဇဝိဝဇ္ဇာနိပိ-တို့ကို လည်းကောင်း၊ အနုဿရတိ-၏၊
 ကိ-သို့၊ အနုဿရတိ-နည်း၊ အဟံ-သည်၊ အမုတြ-တို့၌၊ ဧဝံ နာမော-သည်၊
 ဧဝံ ဂေါတ္ထော-သည်၊ ဧဝံ ဝဏ္ဏော-သည်၊ ဧဝံ မာဟာရော-သည်၊ ဧဝံ သုခ-
 ဒုက္ခပုဗ္ဗိသံဝေဒိ-သည်၊ ဧဝံ မာယု ပရိယန္ဓော-သည်၊ အာသိ-ဖူးပြီ၊ သော
 အဟံ-သည်၊ တတော-တို့မှ၊ စုတော-သည်၊ သမာနော-သော်၊ အမုတြ-တို့၌၊
 ဥဒပါဒိ-ဖူးပြီ၊ အဟံ-သည်၊ တတြာပိ-တို့၌လည်း၊ ဧဝံ နာမော-သည်၊ ဧဝံ
 ဂေါတ္ထော-သည်၊ ဧဝံ ဝဏ္ဏော-သည်၊ ဧဝံ မာဟာရော-သည်၊ ဧဝံ သုခဒုက္ခပုဗ္ဗိ
 သံဝေဒိ-သည်၊ ဧဝံ မာယု ပရိယန္ဓော-သည်၊ အာသိ-ဖူးပြီ၊ သော အဟံ-
 သည်၊ တတော-တို့မှ၊ စုတော-သည်၊ သမာနော-သော်၊ ဣမ ဣမသို့ မနုဿ
 လောကေ-၌၊ ဥပပန္နော-ရပြီ၊ ဣတိ-သို့၊ အနုဿရတိ-၏၊ ဣတိ-သို့၊ သာ-
 ကာရံ-သော၊ သဉ္စဒေသံ-သော၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊
 အနုဿရတိ-၏၊ တထာရူပံ-သော၊ စေတော သမာဓိ-သို့၊ ဖုသတိ-၏၊ သော
 သမဏော ဝါ-သည်သော် လည်းကောင်း၊ သော ပြာဟုဏော ဝါ-သည်သော်
 လည်းကောင်း၊ ဧဝံ-သို့၊ အာဟ-၏၊ ကိ-သို့၊ အာ ဘ-နည်း၊ အဟံ-သည်၊
 အတိတံ-သော၊ အဒ္ဓါနိပိ-ကိုလည်း၊ ဇာနာမိ-၏၊ ကိ-သို့၊ ဇာနာမိ-နည်း၊
 လောကော-သည်၊ သံဝဇ္ဇိ-ပြီ၊ ဣတိဝါ-သို့သော်လည်းကောင်း၊ လောကော-
 သည်၊ ဝိဝဇ္ဇိ-ပြီ၊ ဣတိဝါ-သို့သော် လည်းကောင်း၊ ဇာနာမိ-၏၊ အဟံ-သည်၊
 အနာဂတံ-သော၊ အဒ္ဓါနိမိ-ကိုလည်း၊ ဇာနာမိ-၏၊ ကိ-သို့၊ ဇာနာမိ-နည်း၊
 လောကော-သည်၊ သံဝဇ္ဇိဿတိ-လတ္တံ၊ ဣတိ ဝါ-သို့သော် လည်းကောင်း၊
 လောကော-သည်၊ ဝိဝဇ္ဇိဿတိ-လတ္တံ၊ ဣတိ ဝါ-သို့သော် လည်းကောင်း၊
 ဇာနာမိ-၏၊ အတ္ထာ စ-သည် လည်းကောင်း၊ လောကော စ-သည် လည်း
 ကောင်း၊ သဿတော-၏၊ ဝဉ္စော-၏၊ ကုဋ္ဌဋ္ဌော-၏၊ ဒေဝိကဋ္ဌာယိဋ္ဌိဇော-၏၊
 တေစ သတ္တာ-တို့သည်လည်း၊ သန္ဓာဝန္တိ-ကုန်၏၊ သံသရန္တိ-ကုန်၏၊ စဝန္တိ-
 ကုန်၏၊ ဥပပဇ္ဇန္တိ-ကုန်၏၊ သဿတိ သမံ-သည်၊ အတ္ထိ တေဝ-သည်သာ၊
 (တစ်နည်း) သဿတိသမံ-တူ၊ အတ္ထိတေဝ-သည်သာ၊ ဣတိဧဝံ-သို့၊ အာဟ-၏၊
 အယံ သဿတံဝါဒေါ-ဤဆယ်ခုသော သံဝဇ္ဇကပ်၊ ဝိဝဇ္ဇကပ်ကို အောက်မေ့နိုင်

၀၀၀

ကြောင်းဖြစ်သော ပုဗ္ဗေနိဝါသနုဿတိဉာဏ်ဟူသော အကြောင်းရင်းရှိသော သဿတဝါဒသည်၊ ဒုတိယော-သော၊ သဿတဝါဒေါ-ပါတည်း။

ဘန္တေ-ဘုရား၊ ပုန စ ပရံ-ပါအံ၊ ဣဓ ဣမသ္မိံ လောကော-ဌ၊ ကေစော-
သော၊ သမဏော ဝါ-သညသော်လည်းကောင်း၊ ဗြာဟ္မဏော ဝါ-သညသော်
လည်းကောင်း၊ အာတပ္ပံ-ကို၊ အန္ဓာယ-၍၊ ပဓာနံ-ကို၊ အန္ဓာယ-၍၊ အနု-
ယောဂံ-ကို၊ အန္ဓာယ-၍၊ အပ္ပမာဒံ-ကို၊ အန္ဓာယ-၍၊ သမ္မာမနာသိကာရံ-ကို၊
အန္ဓာယ-၍၊ ယထာ ယေန စေတောသမာဓိနာ-ဖြင့်၊ စိတ္တေ-ကို၊ သမာဟိတေ-
သော်၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏၊ သေယျ-
ထိဒံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-နည်း၊ ဒသ-ကုန်ဋ္ဌော-အံဝဋ္ဌ-
ဝိဝဋ္ဌာနိပိ-တို့ကို လည်းကောင်း၊ ဝိသံ-ကုန်သော၊ သံဝဋ္ဌဝိဝဋ္ဌာနိပိ- တို့ကို
လည်းကောင်း၊ တိသံ-ကုန်သော၊ သံဝဋ္ဌဝိဝဋ္ဌာနိပိ-တို့ကို လည်းကောင်း၊
စတ္တာလိသံ-ကုန်သော၊ သံဝဋ္ဌဝိဝဋ္ဌာနိပိ-တို့ကို လည်းကောင်း၊ အနုဿရတိ-၏၊
ကိံ-သို့၊ အနုဿရတိ-နည်း၊ အဟံ-သည်၊ အမုတြ-ဌ၊ ဧဝံ နာမော-သည်၊ ဧဝံ
ဂေါတ္တော-သည်၊ ဧဝံ ဝဏ္ဏော-သည်၊ ဧဝမာဟာဇော-သည်၊ ဧဝံ သုခဒုက္ခပုဂ္ဂို-
သံဝေဒီ-သည်၊ ဧဝမာယုပရိယန္တော-သည်၊ အာသိံ-ပြီ၊ သော အဟံ-သည်၊
တတော-တို့မှ၊ စုတော-သည်၊ သမာနော-သော်၊ အမုတြ-ဌ၊ ဥဒပါဒိံ-ရဖူး
ပြီ၊ အဟံ-သည်၊ တတြာပိ-တို့၌လည်း၊ ဧဝံ နာမော-သည်၊ ဧဝံ ဂေါတ္တော-
သည်၊ ဧဝံ ဝဏ္ဏော-သည်၊ ဧဝမာဟာဇော-သည်၊ ဧဝံ သုခဒုက္ခပုဂ္ဂိုသံဝေဒီ-
သည်၊ ဧဝမာယုပရိယန္တော- သည်၊ အာသိံ-ဖူးပြီ၊ သော အဟံ- သည်၊
တတော-တို့မှ၊ စုတော-သည်၊ သမာနော-သော်၊ ဣဓဣမသ္မိံ မနုဿလောကော-
ဌ၊ ဥပပန္နော-ပြီ၊ ဣတိ-သို့၊ အနုဿရတိ-၏၊ ဣတိ-သို့၊ သာကာရံ-သော၊
သဉ္ဇဒ္ဓေသံ-သော၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏၊
တတာရူပံ-သော၊ စေတော သမာဓိံ-သို့၊ ဖုသတိ-၏၊ သော သမဏော ဝါ-
သညသော် လည်းကောင်း၊ သော ဗြာဟ္မဏော ဝါ-သညသော် လည်းကောင်း၊
ဧဝံ-သို့၊ အာဟ-၏၊ ကိံ-သို့၊ အာဟ-နည်း၊ အဟံ-သည်၊ အတိတံ-သော၊
အဒ္ဓါနိပိ-ကိုလည်း၊ ဇာနာမိ-၏၊ ကိံ-သို့၊ ဇာနာမိ-နည်း၊ လောကော-သည်၊
သံဝဋ္ဌိံ-ပြီ၊ ဣတိပိ-ဤသို့ လည်းကောင်း၊ လောကော-သည်၊ ဝိဝဋ္ဌိံ-ပြီ၊ ဣတိပိ-
ဤသို့ လည်းကောင်း၊ ဇာနာမိ-၏၊ အဟံ-သည်၊ အနာဂတံ-သော၊ အဒ္ဓါနိပိ-
ကိုလည်း၊ ဇာနာမိ-၏၊ ကိံ-သို့၊ ဇာနာမိ-နည်း၊ လောကော-သည်၊ သံဝဋ္ဌိံ-သ-
တိ-လတ္တံ၊ ဣတိပိ-ဤသို့ လည်းကောင်း၊ လောကော- သည်၊ ဝိဝဋ္ဌိံ-သတိ-
လတ္တံ၊ ဣတိပိ-ဤသို့ လည်းကောင်း၊ ဇာနာမိ-၏၊ အတ္တာစ-သည် လည်း
ကောင်း၊ လောကော စ-သည် လည်းကောင်း၊ သဿတော-၏၊ ဝဇ္ဇော-၏၊
ကုဋ္ဌဋ္ဌော-၏၊ သေကဋ္ဌာယိဋ္ဌိတော-၏၊ တောစသတ္တာ-တို့သည်လည်း၊ သန္ဓာဝန္တိ-

ရကုန်၏၊ သံသရန္တိ-ရကုန်၏၊ စဝန္တိ-ရကုန်၏၊ ဥပပဇ္ဇန္တိ-ရကုန်၏၊ သဿတိသမံ-
 သည်၊ အတ္ထိတောဝ-သည်သာ၊ (တစ်နည်း) သဿတိသမံ-တူ၊ အတ္ထိတောဝ-သည်
 သာ၊ ဣတိ ဝေ-သို့၊ အာဟ-၏၊ အယံ သဿတ ဝါဒေါ-ဤ လေးဆယ်သော
 သံဝဇ္ဇကပိတို့ကို အောက်မေ့နိုင်ကြောင်းဖြစ်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
 ဟူသောအကြောင်းရင်းရှိသော သဿတဝါဒသည်၊ တတိယော-သော၊ သဿတ
 ဝါဒေါ-ပုဂါတည်း၊ ဣတိ ဣမေတယော-တို့ပုဂါတည်း၊ ဘန္တေ-ဘုရား၊ သဿတ
 ဝါဒေသု-တို့၌၊ ဝေ-သို့၊ ယာအယံဒေသနာ-သည်၊ အတ္ထိ-ပါ၏၊ ဝေ-သည်၊
 အနုတ္တရိယံ-ပုဂါတည်း။

(တံ ဘဂဝါ အသေသမတိဇာနာတိ၊ တံ ဘဂဝတော အသေသ-
 မတိဇာနတော ဥတ္တရိ အတိညေယျ နတ္ထိ၊ ယဒတိဇာနံ အညော
 သမဏော ဝါ ဗြာဟ္မဏော ဝါ ဘဂဝတော တိယျောဘိညတရော
 အဿ ယဒိဒံ သဿတဝါဒေသု။)

ပုဗ္ဗေနိဝါသာနုဿတိဉာဏဒေသနာ

၁၅၅။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
 ဓမ္မံ-ကို၊ ဒေသေတိ-မူပါ၏၊ အပရံ-သော၊ ဝေပန-သည်ကား၊ အနုတ္တရိယံ-
 ပါတည်း၊ တာယဒေသနာယ-ဖြင့်၊ ဒေသိတေ-သော၊ ပုဗ္ဗေနိဝါသာနုဿတိ-
 ဉာဏေ-ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်ကြောင့်လည်း၊ ဝါ-ရှေးဘဝ၌ နေအပ်ဖူး
 သော ခန္ဓာကို အစဉ်အောက်မေ့တတ်သော ဉာဏ်ကြောင့်လည်း၊ ဝါ-၌လည်း၊
 ဘဂဝါဝ-သည်သာလျှင်၊ အနုတ္တရော-မူခဲ့ပါ၏၊ ဘန္တေ-ဘုရား၊ ဣဇ္ဇေမသ္မိ-
 သာသနေ-၌၊ ဧကစ္စော-သော၊ သမဏောဝါ-သည် သော် လည်းကောင်း၊
 ဗြာဟ္မဏောဝါ-သည်သော်လည်းကောင်း၊ အာတပုံ-ကို၊ အန္ဓာယ-၍၊ ပဓာနံ-
 ကို၊ အန္ဓာယ-၍၊ အနုယောဂံ-ကို၊ အန္ဓာယ-၍၊ အပ္ပမာဒံ-ကို၊ အန္ဓာယ-၍၊
 သမ္မာမနသိကာရံ-ကို၊ အန္ဓာယ-၍၊ ယထာ ယေနစေတောသမာဓိနာ - ဖြင့်၊
 စိတ္တေ-ကို၊ သမာဟိတေ-သော်၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊
 အနုဿရတိ-၏၊ သေယျထိဒံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-နည်း၊
 ကေပိဇာတိ-ကိုလည်းကောင်း၊ ဒွေပိဇာတိယော-တို့ကိုလည်းကောင်း၊ တိသော-
 ပိဇာတိယော-တို့ကို လည်းကောင်း၊ စတသောပိဇာတိယော-တို့ကိုလည်း
 ကောင်း၊ ပဉ္စပိဇာတိယော-တို့ကိုလည်းကောင်း၊ ဒသပိဇာတိယော-တို့ကိုလည်း
 ကောင်း၊ ဝိသံပိဇာတိယော-တို့ကိုလည်းကောင်း၊ တိသံပိဇာတိယော-တို့ကို
 လည်းကောင်း၊ စတ္တာလိသံပိဇာတိယော-တို့ကိုလည်းကောင်း၊ ပညာသံပိဇာတိ-
 ယော-တို့ကိုလည်းကောင်း၊ ဇာတိသတံပိ-ကိုလည်းကောင်း၊ ဇာတိသဟသံပိ-
 ကိုလည်းကောင်း၊ ဇာတိသတသဟသံပိ-ကိုလည်းကောင်း၊ အနေကေ-ကုန်

သော၊ သံဝဇ္ဇကပေပိ-တို့ကိုလည်းကောင်း၊ အနေကေ-ကုန်သော၊ ဝိဝဇ္ဇကပေပိ-တို့ကိုလည်းကောင်း၊ အနေကေ-ကုန်သော၊ သံဝဇ္ဇဝိဝဇ္ဇကပေပိ-တို့ကိုလည်းကောင်း၊ အနုဿရတိ-၏၊ ဣတိအယံ-တည်း။ ပ ။ ဣတိ-ဤသို့၊ သာကာရံ-သော၊ သဉ္ဇဒ္ဓေသံ-သော၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏၊ ဘန္တေ-ဘုရား၊ ယေသံဒေဝါနံ- အကြင်နတ်တို့၏၊ အာယံ-အသက်ကို၊ ဂဏနာယဝါ-အပေါင်း၏အစွမ်းအားဖြင့် ရေတွက်သောအားဖြင့် သော်လည်းကောင်း၊ သင်္ခါနေနဝါ-ကေ၊ အစ နဝ၊ အဆုံးရှိသော မပြတ်မလပ် ရေတွက်သောအားဖြင့် ရေတွက်ကြောင်းဖြစ်သော အပေါင်း၏အစွမ်းအားဖြင့် စိတ်ဖြင့်ရေတွက်သောအားဖြင့်သော်လည်းကောင်း၊ သင်္ခါတုံ-ရေတွက်ခြင်းငှာ၊ နသက္ကာ-မစွမ်းနိုင်ခဲ့၊ တေဒေဝါ-တို့သည်၊ သန္တိ-ကုန်၏၊ အပိစ-အိုဆုံးပင် ရေတွက်ခြင်းငှာ မစွမ်းနိုင်ပါသော်လည်း၊ ယသ္မိ ယသ္မိ အတ္တဘာဝေ - အကြင်အကြင် အတ္တဘောဉ္စိ-အဘိနိဝဇ္ဇပုဗ္ဗော-ရှေးဦးနေဖူးသည်၊ ဟောတိ-၏၊ ရူပိသုယဒိဝါ-ရူပိအတ္တဘောတို့၌သော်လည်းကောင်း၊ ဝါ-ရုပ်ရှိသောအတ္တဘောတို့၌ သော်လည်းကောင်း၊ အရူပိသု ယဒိဝါ- အရူပိ အတ္တဘော တို့၌ သော်လည်းကောင်း၊ ဝါ-ရုပ်မရှိသော အတ္တဘောတို့၌ သော်လည်းကောင်း၊ သညီသု-ယဒိဝါ- သညီအတ္တဘောတို့၌ သော်လည်းကောင်း၊ ဝါ-သညာရှိသော အတ္တဘောတို့၌ သော်လည်းကောင်း၊ အသညီသု ယဒိဝါ-အသညီ အတ္တဘောတို့၌ သော်လည်းကောင်း၊ ဝါ-သညာမရှိသောအတ္တဘောတို့၌သော်လည်းကောင်း၊ နေဝသညီ နာသညီသု ယဒိဝါ-နေဝသညီ နာသညီအတ္တဘောတို့၌သော်လည်းကောင်း၊ ဝါ-ရန်ရှင်းသောသညာကား ရှိသည်မဟုတ်၊ သိုမ်မွေ့သော သညာ မရှိသည်မဟုတ်သော အတ္တဘောတို့၌ သော်လည်းကောင်း၊ အဘိနိဝဇ္ဇပုဗ္ဗော-သည်၊ ဟောတိ-၏၊ တံတံအတ္တဘာဝံ-ထိုထို အတ္တဘောကို၊ အနုဿရတိ-၏၊ ဣတိ-သို့၊ သာကာရံ- သော၊ သဉ္ဇဒ္ဓေသံ-သော၊ အနေကဝိဟိတံ- သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏၊ တထာရူပံ-သော၊ စေတောသမာဓိ-ကို၊ ဖုသတိ-၏၊ ဘန္တေ-ဘုရား၊ ပုဗ္ဗေနိဝါသာနုဿတိညဏေ-၌၊ ဝေ-သို့၊ ယာ-အယံဒေသနာ-သည်၊ အတ္ထိ-၏၊ ဝေ-သည်၊ အနုတ္တရိယံ-ပါတည်း။

(တံ ဘဂဝါ အသေသ မဘိဇာနာတိ၊ တံ ဘဂဝံတော အသေသ မဘိဇာနတော ဥတ္တရိ အဘိညေယျံ နတ္ထိ၊ ယဒဘိဇာနံ အညောသမဏေဝါ ပြာဟုဏေဝါ ဘဂဝတာ ဘိယျောဘိညတရော အဿယဒိဒံ ပုဗ္ဗေနိဝါသာနုဿတိညဏေ။)

စုတူပပါတညကဒေသနာ

၁၅၀။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊ သတ္တာနံ-သတ္တဝါတို့၏၊ စုတူပပါတညဏေ-စုတိုပဋိသန္ဓေကို သိတတ်သော ဒိဗ္ဗ

စက္ခုဉာဏ်၌၊ ဓမ္မ-ကို၊ ဧဒေသတိ-မူပါ၏၊ အပရံ-သော၊ တေပန-သညကား၊
 အနုတ္တရိယံ-ပါတည်း၊ ဘန္တေ-ဘုရား၊ ဣဇ္ဈမသ္မိံ သာသနေ-၌၊ ဧကဇ္ဇော-သော၊
 သမဏောဝဂါ- သည်သော်လည်းကောင်း၊ ပြာဟ္မဏောဝဂါ-သည်သော်လည်း
 ကောင်း၊ အာတပုံ-ကို၊ အန္ဓာယ-၍၊ ပဇာနံ-ကို၊ အန္ဓာယ-၍၊ အနုယောဂံ-ကို၊
 အန္ဓာယ-၍၊ အပ္ပမာဒံ-ကို၊ အန္ဓာယ-၍၊ သမ္မာမနသိကာရံ-ကို၊ အန္ဓာယ-၍၊
 ယထာယေနစေတောသမာဓိနာ-ဖြင့်၊ စိတ္တေ-ကို၊ သမာဟိတေ-သော်၊ ဒိဗ္ဗေန-
 နတ်၌ဖြစ်သော အာနုဘော်နှင့် တူသော အာနုဘော်ရှိသော၊ ဝိသုဒ္ဓေန-ဥစ္ဆေဒ
 အယု နဝသတ္တပါတုဘာဝ အယုမ္မ ကင်းဝေး စင်ကြယ်ကြောင်း ဖြစ်သော၊
 အတိက္ကန္တမာနုသကေန-လူတို့၏ ဥစ္စာဖြစ်သော ရူပါရုံကိုလွန်သော၊ စက္ခုနာ-
 ပသာဒစက္ခုနှင့်တူသော အတိညာဏ်ဖြင့်၊ စဝမာနေ-စုတိခါနီး ဖြစ်ကုန်သော၊
 သတ္တေ- သတ္တဝါတို့ကိုလည်းကောင်း၊ ဥပပဇ္ဇမာနေ-မဋိသန္ဓေနေပြီးခါစဖြစ်ကုန်
 သော၊ သတ္တေ- တို့ကိုလည်းကောင်း၊ ဟိနေ- ယုတ်ညံ့ အောက်ကျကုန်သော၊
 သတ္တေ- တို့ကိုလည်းကောင်း၊ ပဏိတေ- မြတ်ကုန်သော၊ သတ္တေ- တို့ကိုလည်း
 ကောင်း၊ သုဝဏ္ဏေ-ကောင်းသော အဆင်း ရှိကုန်သော၊ သတ္တေ-တို့ကိုလည်း
 ကောင်း၊ ဒုဗ္ဗဏ္ဏေ-မကောင်းသော အဆင်းရှိကုန်သော၊ သတ္တေ- တို့ကိုလည်း
 ကောင်း၊ သုဂတေ- သုခသို့ ရောက်ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊
 ဒုဂ္ဂတေ-ဒုက္ခသို့ရောက်ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ပဿတိ-မြင်၏၊
 ယထာကမ္မုပဂေ- အကြင်အကြင် မိမိတို့ကံဖြင့် ကပ်၍ဖြစ်ကုန်သော၊ သတ္တေ-
 တို့ကို၊ ပဇာနာတိ-အပြားအားဖြင့် သိ၏၊ ကိ-သို့၊ ပဇာနာတိ-နည်း၊
 ဘောဇ္ဇော-အရှစ်ဖြစ်ကုန်သော၊ ဣမေ သတ္တာ-ဤသတ္တဝါတို့သည်၊ ဝတ-စင်စစ်
 ကေနအမှန်အားဖြင့်၊ ကာယဒုစ္စရိတေန-နှင့်၊ သမန္နာဂတာ-ကုန်၏၊ ဝစိဒုစ္စရိ
 တေန-နှင့်၊ သမန္နာဂတာ-ကုန်၏၊ မနောဒုစ္စရိတေန-နှင့်၊ သမန္နာဂတာ-ကုန်၏၊
 အရိယာနံ-တို့ကို၊ ဥပဝါဒကာ-ကဲ့ရဲ့စွပ်စွဲ ဆဲရေးတတ်ကုန်၏၊ မိစ္ဆာဒိဋ္ဌိကာ-
 ကုန်၏၊ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ-ကုန်၏၊ တေသတ္တာ-တို့သည်၊ ကာယဿ-၏၊
 ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ အပါယံ-သော၊ ဒုဂ္ဂတိ-သော၊ ဝိနိပါတံ-
 သော၊ နိရယံ-သို့၊ ဥပပန္နာ-ကုန်ပြီ၊ ဝါပန-ထိုမှတစ်ပါး၊ ဘောဇ္ဇော-ကုန်
 သော၊ ဣမေသတ္တာ-တို့သည်၊ ကာယသုစရိတေန-နှင့်၊ သမန္နာဂတာ-ကုန်၏၊
 ဝစိသုစရိတေန-နှင့်၊ သမန္နာဂတာ-ကုန်၏၊ မနောသုစရိတေန-နှင့်၊ သမန္နာဂတာ-
 ကုန်၏၊ အရိယာနံ-တို့ကို၊ အနုပဝါဒကာ-ကုန်၊ သမ္မာဒိဋ္ဌိကာ-ကုန်၏၊ သမ္မာ
 ဒိဋ္ဌိ ကမ္မသမာဒါနာ-ကုန်၏၊ တေသတ္တာ-တို့သည်၊ ကာယဿ-၏၊ ဘေဒါ-
 သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိ-သော၊ သဂ္ဂံ-သော၊ လောကံ-သို့၊ ဥပပန္နာ-
 ကုန်ပြီ၊ ဣတိ-သို့၊ ပဇာနာတိ-၏၊ ဣတိ-သို့၊ ဒိဗ္ဗေန-သော၊ ဝိသုဒ္ဓေန-သော၊
 အတိက္ကန္တမာနုသကေန-သော၊ စက္ခုနာ-ဖြင့်၊ စဝမာနေ-ကုန်သော၊ သတ္တေ-
 တို့ကို လည်းကောင်း၊ ဥပပဇ္ဇမာနေ-ကုန်သော၊ သတ္တေ-တို့ကို လည်းကောင်း၊

ဟိနေ-ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ပဏီတေ-ကုန်သော၊ သတ္တေ-
 တို့ကိုလည်းကောင်း၊ သုဝဏ္ဏေ-ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ဒုဗ္ဗဏ္ဏေ-
 ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ သုဂတေ-ကုန်သော၊ သတ္တေ-တို့ကို
 လည်းကောင်း၊ ဒုဂ္ဂတေ-ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ပဿတိ-၏၊
 ယထာကမ္မုပဂေ-ကုန်သော၊ သတ္တေ-တို့ကို၊ ပဇာနာတိ-၏၊ ဘန္တေ-ဘုရား၊
 သတ္တာနံ- တို့၏၊ စုတူပပါတညဏေ-၌၊ ဝေ-သို့၊ ယာဇာယံဒေသနာ-သည်၊
 အတ္ထိ-ရှိ၏၊ ဧတံ-သည်၊ အနုတ္တရိယံ-ပါတည်း။

(တံ ဘဂဝါ အသေသမတိဇာနာတိ၊ တံ ဘဂဝတော အသေသ-
 မတိဇာနတော ဥတ္တရိ အဘိညေယျံ နတ္ထိ၊ ယဒဘိဇ္ဇနံ-အညော
 သမဏောဝါ ဗြာဟ္မဏောဝါ ဘဂဝတော ဘိယျောဘိညဗာဏေ အထာ
 ယဒိဒံ သတ္တာနံ စုတူပပါတညဏေ။)

ဣဒ္ဓိဝိဓဒေသနာ

၁၅၉။ ဘန္တေ-ဘုရား၊ ယထာ ယာယဒေသနာယ-ဖြင့်၊ ဘဂဝါ-သည်၊
 ဓမ္မံ-ကို၊ ဒေသေတိ-မူပါ၏၊ အပရံ-သော၊ ဧတံပန-သည်ကား၊ အနုတ္တရိယံ-
 ပါတည်း၊ တာယ ဒေသနာယ-ဖြင့်၊ ဒေသိတာလု-ကုန်သော၊ ဣဒ္ဓိဝိဓသု-
 ဣဒ္ဓိအဖို့အစုတို့၌လည်း၊ ဝါ-တို့ကြောင့်လည်း၊ ဝါ-အလိုရှိအပ်သော အဓိဋ္ဌာ-
 တဗ္ဗဝတ္ထု၏ ပြီးစီးအောင်မြင်ကြောင်းဖြစ်သော ဣဒ္ဓိဝိဓအဘိညာဉ်ဉာဏ်၊ အလို
 ရှိအပ်သော အာရုံ၏ ပြီးစီး အောင်မြင်ကြောင်း ဖြစ်သော ဆဋ္ဌဂုံပေက္ခာနှင့်
 ပြည့်စုံသော စိတ္တိသရိယ အဖို့အစုတို့၌လည်း၊ ဝါ-တို့ကြောင့်လည်း၊ ဘာဝါ-
 သည်သာလျှင်၊ အနုတ္တရော-မူပါ၏၊ ဘန္တေ-ဘုရား၊ ဣဒ္ဓိဝိဓယော-ဣဒ္ဓိဝိဓ
 တို့သည်၊ ဝါ-ဣဒ္ဓိအဖို့အစုတို့သည်၊ ဝါ-ပြီးစီးအောင်မြင်ကြောင်း ဖြစ်သော
 အဖို့အစုတို့သည်၊ ဘန္တေ-ဘုရား၊ ယာဣဒ္ဓိ-အကြင်ဣဒ္ဓိကို၊ အရိယာတိ-အရိယာ
 ဟူ၍၊ ဝါ-အရိယိဒ္ဓိဟူ၍၊ ဝါ-ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်
 ကြယ်သော ဣဒ္ဓိဟူ၍၊ နောဝုစ္စတိ-မဆိုအပ်ပါ၊ သာသဝါ-မိမိကိုအာရုံပြု၍ ဖြစ်
 သော အာသဝနှင့်တကွဖြစ်သော * သဥပါဒိကာ-ကပ်၍ယူအပ်သော အပြစ်
 တင်ခြင်းနှင့်တကွဖြစ်သော၊ သာဣဒ္ဓိ-ထိုဣဒ္ဓိသည်၊ အတ္ထိ-ရှိပါ၏၊ ဘန္တေ-

* ဗုဒ္ဓိဗျူဟိ။ ။ ဤဝါကျ၌ သ ဥပါဒိကာ-ဟု ဒန္တဇ စတုတ္ထကွရာ-စ နှင့် လည်းကောင်း၊
 သ ဥပါဒိကာ-ဟု ဒန္တဇ တတိယကွရာ-ဒ နှင့် လည်းကောင်း ပါဠိနှစ်ထွေ
 ရှိကြ၏။ ထိုတွင် သ ဥပါဒိကာ-ဟု ဒန္တဇ တတိယကွရာ-ဒ နှင့် ရှိသော ပါဠိသာ
 သာသဝါ သဥပါဒိကာတိ သဒ္ဓေါသာ သ ဥပါဒိကာ- ဟူသော အဋ္ဌကထာပါဠိ၊
 ဥပေဇ္ဇအာဒိယန္တိတိ ဥပါဒိ၊ ဒေါသာရောပါနာနိ၊ သဟ ဥပါဒိဟိတိ သ ဥပါဒိကာ-
 ဟူသော သမ္ပသာဒနိယသုတ် ဋီကာတို့နှင့် ညှိ၏။

ဘုရား၊ ယာဇ္ဇန္ဒိ-ကို၊ အရိယာတိ-ဟူ၍၊ ဝုစ္ဆတိ-ဆိုအပ်ပါ၏။ အနာသဝါ-မိမိ
ကို အာရုံပြု၍ဖြစ်သော အာသဝ မရှိသော၊ အနုပါဒိကာ-ကပ်၍ယူအပ်သော
အပြစ်တင်ခြင်းမရှိသော၊ သာဇ္ဇန္ဒိ-သည်၊ အတ္ထိ-၏။

ဘန္တေ-ဘုရား၊ ယာဇ္ဇန္ဒိ-ကို၊ အရိယာတိ-ဟူ၍၊ နောဝုစ္ဆတိ-အပ်ပါ၊
သာသဝါ-သော၊ သဉ္ဇပါဒိကာ-သော၊ သာဇ္ဇန္ဒိ-သည်၊ ကတမာစ-အဘယ်
ပါနည်း၊ ဘန္တေ-ဘုရား၊ ဣဓဏ္ဍမသ္မိံသာသနေ-၌၊ ဧကစ္စော-သော၊ သမ-
ဏောဝါ-သည်သော်လည်းကောင်း၊ ဗြဲဟ္မဏောဝါ-သည်သော်လည်းကောင်း၊
အာတိပျိ-ကို၊ အန္ဓာယ-၍၊ ပဓာနံ-ကို၊ အန္ဓာယ-၍၊ အနုယောဂံ-ကို၊ အန္ဓာယ-
၍၊ အပ္ပမာဒံ-ကို၊ အန္ဓာယ-၍၊ သမ္မာမနသိကာရံ-ကို၊ အန္ဓာယ-၍၊ ယထာ-
ယေန စေတောသမာဓိနာ-ဖြင့်၊ စိတ္တေ-ကို၊ သမာဟိတေ-သော်၊ အနေက-
ဝိဟိတံ-သော၊ ဣဒ္ဓိဝိဓံ-ဣဒ္ဓိဝိဓေကို၊ ဝါ-ဣဒ္ဓိအဖို့အစုကို၊ ဝါ-ပြီးစီးအောင်မြင်
တတ်သော အဓိဋ္ဌာတဗ္ဗဝတ္ထု၏ အဖို့အစု ရှိရာဖြစ်သော အဘိညာဉ် ဉာဏ်ကို၊
ပစ္စန္နဘောတိ-ခံစား၏၊ ကိ-သို့၊ ပစ္စန္နဘောတိ-နည်း၊ ဧကောပိ-တစ်ယောက်
တည်းသည်လည်း၊ ဟုတော-၍၊ ဗဟုဓာ-များသောအပြားရှိသည်၊ ဟောတိ-၏၊
ဗဟုဓာပိ-များသောအပြား ရှိသည်လည်း၊ ဟုတော-၍၊ ဧကော-တစ်ယောက်
တည်းသည်၊ ဟောတိ-၏၊ အာကာသေ-ကောင်းကင်၌၊ အသဇ္ဇမာနော-မကပ်
မငြိဘဲလျက်၊ ဝုစ္ဆတိသေယျထာပိ-သွားလာနိုင်သကဲ့သို့၊ တထာ-တူ၊ အာဝိ-
ဘာဝံ-မျက်မှောက်၏အဖြစ်၌လည်းကောင်း၊ တိရောဘာဝံ-မျက်ကွယ်၏အဖြစ်
၌လည်းကောင်း၊ တိရောကုဋ္ဌံ-နိရုံ၏ တစ်ဖက်၌လည်းကောင်း၊ တိရောပါကာရံ-
တံတိုင်း၏ တစ်ဖက်၌လည်းကောင်း၊ တိရောပဗ္ဗတံ-တောင်၏ တစ်ဖက်၌လည်း
ကောင်း၊ အသဇ္ဇမာနော-လျက်၊ ဝုစ္ဆတိ-သွားလာနိုင်ပါ၏၊ ဥဒကေ-ရေ၌၊
ဥမ္မုဇ္ဇနိမ္မုဇ္ဇံ- ပေါ်ခြင်း၊ ငုပ်ခြင်းကို၊ ကရောတိ သေယျထာပိ- ပြုနိုင်သကဲ့သို့၊
တထာ-တူ၊ ပထဝိယာပိ- မြေ၌လည်း၊ ဥမ္မုဇ္ဇနိမ္မုဇ္ဇံ- ကို၊ ကရောတိ- ပါ၏၊
အဘိဇ္ဇမာနာယ-မပြုမကဲ့သော၊ ပထဝိယံ-မြေ၌၊ ဝုစ္ဆတိသေယျထာပိ-သွားလာ
နိုင်သကဲ့သို့၊ တထာ-တူ၊ အဘိဇ္ဇမာနေ- မပြုမကဲ့သော၊ ဥဒကေပိ- ၌လည်း၊
ဝုစ္ဆတိ-သွားလာနိုင်ပါ၏၊ ပက္ခိ-အတောင် ရှိသော၊ သက္ခဏော-ငှက်သည်၊
အာကာသေ-ကောင်းကင်၌၊ ကမတိသေယျထာပိ-ပျံသန်းသွားလာနိုင်သကဲ့သို့၊
တထာ-တူ၊ အာကာသေပိ-၌လည်း၊ ပလ္လကေန-ငှက်လည်ဝန်းကျင် ပေါ်ခြင်း
ယှဉ်လျက် ဖွဲ့တင်အပ်သော တစ်ပလ္လင်ဖြင့်၊ ကမတိ-သွားလာနိုင်ပါ၏၊ ဧဝံ-
မဟိဒ္ဓိကေ-ဤသို့ သိုးကျွန်းလုံးကို တစ်ပြိုင်နက်ချင်း အရောင်အလင်းကို ထွန်း
လင်း တောက်ပစေနိုင်ခြင်းဟူသော ကြီးသော တန်ခိုးရှိကုန်သော၊ ဧဝံမဟာ-
နုဘာဝေ-ဤသို့ ယူဇနာလေးသောင်းနှစ်ထောင်၏အထက်၌၊ သွားလာနိုင်ခြင်း
ဟူသော ကြီးသောအာနုဘောရှိကုန်သော၊ ဝါ-ဤသို့တစ်မျက်နှာတစ်မျက်နှာ၌

ယူဇနာ ကိုးသိန်းစီ ကိုးသိန်းစီ အမှိုက်ထိုက်ကိုဖျောက်၍ အလင်းကို ရောက်စေ
 နိုင်ခြင်းဟူသော ကြီးသောအာနုဘော်ရှိကုန်သော၊ ဣမေပိ စန္ဒိမသုခိယေ-ဤ
 လ၊ နေတို့ကိုလည်း၊ ပါဏိနာ-လက်ဖြင့်၊ ပရာမသတိ-သုံးသပ်နိုင်ပါ၏၊ ပရိမဇ္ဇတိ-
 ဆုပ်နယ်နိုင်ပါ၏၊ ယာဝဗြဟ္မလောကာပိ- ဗြဟ္မာ့ပြည်တိုင်အောင်လည်း၊ ကာ
 ယေန-ကိုယ်ဖြင့်၊ ဝသံ-အလိုသို့၊ ဝတ္တတိ-လိုက်စေနိုင်ပါ၏၊ တထာရူပံ-သော၊
 စေတောသမာဓိ-သို့၊ ဖုသတိ-၏၊ ဘန္တေ-ဘုရား၊ ယာဣဒ္ဓိ-ကို၊ အရိယာတိ-ဟူ၍၊
 နောဝုစ္စတိ-အပ်ပါ၊ သာသဝါ- သော၊ သဥပါဒိကာ- သော၊ သာဣဒ္ဓိ- သည်၊
 အယံ- ဤဣဒ္ဓိဝိမ္မအဘိညာဉ်ပါသည်၊ ဘန္တေ-ဘုရား၊ ယာဣဒ္ဓိ-ကို၊ အရိယာတိ-
 ဟူ၍၊ ဝုစ္စတိ- ၏၊ အနာသဝါ- သော၊ အနုပါဒိကာ - သော၊ သာဣဒ္ဓိ-
 သည်၊ ကတမာ-အဘယ်ပါနည်း၊ ဘန္တေ-ဘုရား၊ ဣဇ္ဇမသ္မိ သာသနေ-ဤ၊
 တိက္ခာ-ကုန်ပြီးသော အာသဝေ ရှိသော ရဟန်းသည်၊ အဟံ-သည်၊
 ပဋိကူလေ-စက်ဆုပ် ရှိရာအပ်သော အာရုံ၌၊ အပ္ပဋိကူလသည်-မစက်ဆုပ် မရှိရာ
 အပ်ဟု အမှတ်ရှိသည်၊ ဟုတော-၍၊ ဝိဟရေယျံ-နေလို၏၊ ဣတိ-သို့၊ သစေ-
 အာကခံတိ-အကယ်၍ အလိုရှိခဲ့အံ့၊ ဧဝံအာကခံန္တေ-ဤသို့ အလိုရှိခဲ့သော်၊
 တတ္ထတသ္မိ ပဋိကူလေ- ထိုစက်ဆုပ် ရှိရာအပ်သော အာရုံ၌၊ အပ္ပဋိကူလသည်-
 သည်၊ ဟုတော-၍၊ ဝိဟရတိ-နေနိုင်ပါ၏၊ အဟံ-သည်၊ အပ္ပဋိကူလေ-
 မစက်ဆုပ် မရှိရာအပ်သော အာရုံ၌၊ ပဋိကူလသည်-စက်ဆုပ် ရှိရာအပ်၏ဟု
 အမှတ်ရှိသည်၊ ဟုတော-၍၊ ဝိဟရေယျံ-၏၊ ဣတိ-သို့၊ သစေအာကခံတိ-အံ့၊
 ဧဝံ အာကခံန္တေ-သော်၊ တတ္ထတသ္မိ အပ္ပဋိကူလေ-၌၊ ပဋိကူလသည်-သည်၊
 ဟုတော-၍၊ ဝိဟရတိ-နိုင်ပါ၏၊ အဟံ-သည်၊ ပဋိကူလေစ-၌ လည်းကောင်း၊
 အပ္ပဋိကူလေစ-၌ လည်းကောင်း၊ အပ္ပဋိကူလသည်-သည်၊ ဟုတော-၍၊ ဝိဟ
 ရေယျံ-၏၊ ဣတိ-သို့၊ သစေအာကခံတိ-အံ့၊ ဧဝံ အာကခံန္တေ-သော်၊ တတ္ထ-
 တသ္မိ ပဋိကူလေစ-၌လည်းကောင်း၊ တတ္ထတသ္မိ အပ္ပဋိကူလေစ - ၌လည်း
 ကောင်း၊ အပ္ပဋိကူလသည်-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ အဟံ-သည်၊
 ပဋိကူလေစ-၌လည်းကောင်း၊ အပ္ပဋိကူလေစ-၌လည်းကောင်း၊ ပဋိကူလသည်-
 သည်၊ ဟုတော-၍၊ ဝိဟရေယျံ-၏၊ ဣတိ-သို့၊ သစေ အာကခံတိ-အံ့၊ ဧဝံ
 အာကခံန္တေ-သော်၊ တတ္ထတသ္မိ ပဋိကူလေစ-၌လည်းကောင်း၊ တတ္ထတသ္မိ
 အပ္ပဋိကူလေစ-၌လည်းကောင်း၊ ပဋိကူလသည်-သည်၊ ဟုတော-၍၊ ဝိဟရတိ-
 ၏၊ အဟံ-သည်၊ ပဋိကူလံစ-ကိုလည်းကောင်း၊ အပ္ပဋိကူလံစ-ကိုလည်းကောင်း၊
 ဣတိ-သို့၊ တဒုဘယံ-ထိုနှစ်ပါးစုံသော ပဋိကူလအာရုံ အပ္ပဋိကူလအာရုံကို၊
 အဘိနိဝဇ္ဇေတာ- ရှောင်ကြဉ်၍၊ ဥပေက္ခာကော - လျစ်လျူရှုတတ်သော
 ဆဋ္ဌဂုံပေက္ခာရှိသည်၊ သတော-အောက်မေ့တတ်သော သတိရှိသည်၊ သမ္မဇာနော-
 ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာရှိသည်၊ ဟုတော-၍၊
 ဝိဟရေယျံ-၏၊ ဣတိ-သို့၊ သစေအာကခံတိ-အံ့၊ ဧဝံ အာကခံန္တေ-သော်၊

တတ္ထတသ္မိံ ပဋိကူလေစ-၌လည်းကောင်း၊ တတ္ထတသ္မိံ အပ္ပဋိကူလေစ-၌ လည်းကောင်း၊ ဣတိ-သ္မိံ၊ တတ္ထတသ္မိံ တဒုဘယေ-၌၊ ဥပေက္ခကော-သည်၊ သတော-သည်၊ သမ္ပဇာနော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ တန္တေ-ဘုရား၊ ယာဣန္ဒြိ-ကို၊ အရိယာတိ-ဟူ၍၊ ဝုဇ္ဇတိ-၏၊ အနာသဝါ-သော၊ အနုပါဒိကာ-သော၊ သာဣန္ဒြိ-သည်၊ အယံ-ဤတ္ထဋ္ဌဂုံပေက္ခာနှင့် ပြည့်စုံသော စိတ္တိဿရိယပါတည်း။ တန္တေ-ဘုရား၊ ဣန္ဒြိဝိဓာသု-တိ၌၊ ဧဝံ-သ္မိံ၊ ယာအယံ ဒေသနာ-သည်၊ အတ္ထိ-ပါ၏၊ ဧတံ-သည်၊ အနုတ္တရိယံ-တည်း။ တံဒေသနံ-ကို၊ ဘဂဝါ-သည်၊ အသေသံ-ရအောင်၊ အဘိဗာနာတိ-မုခံပါ၏၊ တံဒေသနံ-ကို၊ ဘဂဝါ-သည်၊ အသေသံ-ရအောင်၊ အဘိဗာနတော-သော၊ ဘဂဝတော-အား၊ ယံဓမ္မဇာတံ-ကို၊ အသေသံ-ရအောင်၊ အဘိဗာနံ-သော၊ ဘဂဝဘာ-မှ၊ အညော-သော၊ သမဏောဝါ-သည်သော် လည်းကောင်း၊ ဗြာဟ္မဏောဝါ-သည် သော်လည်းကောင်း၊ ဣန္ဒြိဝိဓာသု-တိ၌၊ ဘဂဝတာ-ထက်၊ ဘိယျောဘိညတရော-သည်၊ အဿ-ရာ၏၊ ဥတ္တရိ-သော၊ အဘိညေယျံ-သော၊ တံဓမ္မဇာတံ-သည်၊ နတ္ထိ-ပါ၊ ဣန္ဒြိဝိဓာသု-တိ၌၊ ဝါ-တို့ကြောင့်၊ ဘဂဝအာ-ထက်၊ ဥတ္တရိတရော-သည်၊ နတ္ထိ-ပါ၊ ဘဂဝါ-သည်သာလျှင်၊ ဣန္ဒြိဝိဓာသု-တိ၌၊ ဝါ- တို့ကြောင့်၊ အနုတ္တရော-မူပါ၏၊ ဣမိနာပိကာရဏေန၊ ဣန္ဒြိအဖို့အစုတို့ကြောင့် မြတ်သည်၏ အဖြစ်ဟူသော ဤအကြောင်းကြောင့်လည်း၊ အဟံ-သည်၊ ဘဂဝတိ-၌၊ ဧဝံ-သ္မိံ၊ ပသန္နော-ပါ၏။

အညဿသတ္တဂုဏဒသန

၁၆၀။ တန္တေ-ဘုရား၊ ယံတံဓမ္မဇာတံ-အကြင်ကိုးပါးသော လောကုတ္တရာတရားသို့၊ သဒ္ဓေန-ကံကံ၏အကျိုး ပစ္စုပ္ပန်လောက၊ တမလွန်လောကကိုယုံကြည်သော၊ အာရဒ္ဓဝိရိယေန-အားထုတ်အပ်ပြီးသော ဝိရိယရှိသော၊ ထာမဝတာ-အားအစွမ်းရှိသော၊ ပုရိသထာမေန-ယောကျ်ားတို့၏ အားအစွမ်းရှိသော၊ ပုရိသဝိရိယေန-ယောကျ်ားတို့၏ လုံ့လရှိသော၊ ပုရိသ ပရက္ကမေန-ယောကျ်ားတို့၏ အဆင့်ဆင့်သော အရာသို့ ရောက်တတ်သော လုံ့လရှိသော၊ ပုရိသဓောရယေန-ယောကျ်ားတို့၏ ဝန်၌ယှဉ်သော၊ ဝါ-ယောကျ်ားတို့၏ ဝန်ကို ဆောင်တတ်သော၊ ကုလပုတ္တေန-အမျိုးကောင်းသားဖြစ်၍ ဖြစ်သော ဘုရားအလောင်းတော်သည်၊ ပတ္တဗ္ဗံ-ရောက်အပ် ရောက်သင့် ရောက်ထိုက်၏၊ တံဓမ္မဇာတံ-သို့၊ ဘဂဝတာ-သည်၊ အနုပ္ပတ္တံ-အစဉ်အားဖြင့် ရောက်တော်မူအပ်ပါပြီ၊ တန္တေ-ဘုရား၊ ဘဂဝါ-သည်၊ ဟိနံ-ယုတ်ညံ့အောက်ကျသော၊ ဂမ္မံ-ရွာသူထုံးစံ ကျင့်အကြံဖြစ်သော၊ ပေါထုဇ္ဇနိကံ-ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော၊ ဝါ-ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်သာ မှီဝဲလှေကျင့်အပ်သော၊ အနရိယံ-အရိယာပုဂ္ဂိုလ်တို့၏ ဥစ္စာ

မဟုတ်သော၊ ဝါ-အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့မလေ့ကျင့်အပ်သော၊ အနတ္တ-
သံဟိတံ-အကျိုးနှင့်မစပ်သော၊ ကာမေသု-ဝတ္ထုကာမတို့၌၊ ကာမသုခလိကာ
နုယောဂံ-ကိလေသာ ကာမချမ်းသာကို ငြိတုယ်ပျော်ပါး မွေ့လျော်သော
အားဖြင့် ခံစားခြင်းကို အဖန်ဖန်အားထုတ်ခြင်းကို၊ နစအနုယုတ္တော-အဖန်ဖန်
အားထုတ်တော်မူသည်လည်းမဟုတ်၊ ဒုက္ခံ-ဆင်းရဲနှင့်ယှဉ်သော၊ ဝါ-သည်းခံခြင်း
ငှာ ခံယဉ်းသော၊ အနရိယံ-အရိယာပုဂ္ဂိုလ်တို့၏ဥစ္စာမဟုတ်သော၊ အနတ္တသံဟိတံ-
သော၊ အတ္တကိလမထာနုယောဂံ-မိမိကို ပင်ပန်းစေဘတ်သော ဆူး၏အထက်၌
အိပ်ခြင်းအစရှိသော အကျင့်ကို အဖန်ဖန်အားထုတ်ခြင်းကို၊ နစအနုယုတ္တော-
အဖန်ဖန်အားထုတ်တော်မူသည်လည်း မဟုတ်ပါ၊ ဘဂဝါ-သည်၊ အဘိစေ-
တသိကာနံ-ကာမာဝစရစိတ်ကိုလွန်၍ တည်ကုန်သော၊ ဝါ-ကာမာဝစရစိတ်ကို
လွန်သော ရူပါဝစရစိတ်၌ ဖြစ်ကုန်သော၊ ဝါ-စင်ကြယ်သော ရူပါဝစရစိတ်
၌ ဖြစ်ကုန်သော၊ ဝါ-စင်ကြယ်သော ကာမာဝစရစိတ်ကို လွန်၍ တည်သော
ရူပါဝစရစိတ်၌ ဖြစ်ကုန်သော၊ ဝါ-ကာမာဝစရစိတ်ကို လွန်သော ရူပါဝစရ
စိတ်ကို မှီကုန်သော၊ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ-မပျက်မမှောက်ထင်ထင် ရှုမြင်အပ်သော
သဘောဟု ဆိုအပ်သော ပစ္စက္ခအတ္တဘော၌ ချမ်းသာစွာနေကြောင်း ဖြစ်ကုန်
သော၊ စတုန္ဒ-လေးပါးကုန်သော၊ ဈာနာနံစ-ဈာန်တို့ကိုလည်း၊ နိကာမလာဘီ-
မိမိအလိုအတိုင်း ရခြင်းအလေ့ ရှိတော်မူခဲ့ပါ၏၊ အကိစ္ဆလာဘီ-မငြိုမငြင် မပင်
မပန်းဘဲ ရခြင်းအလေ့ ရှိတော်မူခဲ့ပါ၏၊ အကသိရလာဘီ-မဆင်းရဲဘဲ ရခြင်း
အလေ့ ရှိတော်မူခဲ့ပါ၏။

အနုယောဂဒါနပုဏ္ဏား

၁၆၁။ ဘန္တေ-ဘုရား၊ အညော-တစ်ပါးသော၊ ကောစိ-တစ်စုံတစ်ယောက်
သော၊ ပုဂ္ဂလော-သည်၊ မံ-အကျွန်ုပ်ကို၊ ဧဝံ-သို့၊ သစေ ပုစ္ဆေယျ-အကယ်၍
မေးခဲ့ငြားအံ့၊ ကိံ-သို့၊ ပုစ္ဆေယျ-မေးရာသနည်း၊ အာဂုသော သာရိပုတ္တ-
ဝါရှင်သာရိပုတ္တရာ၊ အတိတံ-အတိတ်ဖြစ်သော၊ အဒ္ဓါနံ-ကာလ၌၊ သမ္မောဓိယံ-
တစ်ခုမကြွင်း ခပင်းညသို အလုံးစုံသော ဝေယျငါးတန် တရားမှန်ကို ကေန
ကိုယ်တိုင် ထိုးထွင်း၍ သိကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်၌၊ ဝါ-
လေးပါးသော သစ္စာကို ကိုယ်တိုင် သိကြောင်းဖြစ်သော အရဟတ္တမဂ်ဉာဏ်၌၊
ဘဂဝတာ-မြတ်စွာဘုရားထက်၊ ဘိယျောဘိညတရာ-အထူးသဖြင့် အလွန်အကဲ
အထူးသိအပ်ကုန်သော၊ ဝါ-အထူးသဖြင့် လွန်ကဲသော ထူးသော ဉာဏ်ရှိကုန်
သော၊ ဘဂဝတာ-မှ၊ အညော-တစ်ပါးကုန်သော၊ သမဏာ ဝါ-ရဟန်းတို့
သည် လည်းကောင်း၊ ဗြာဟ္မဏာ ဝါ-တို့သည် လည်းကောင်း၊ အဟေသံ ကိ
နု ခေါ-ဖြစ်ဖူးကုန်လေပြီလော၊ ဣတိဧဝံ-သို့၊ သစေပုစ္ဆေယျ-ငြားအံ့၊ ဘန္တေ-
ဘုရား၊ ဧဝံ-သို့၊ ပုစ္ဆော-သော၊ အဟံ-သည်၊ နောတိ-နောဟူ၍၊ ဝါ-ဖြစ်ဖူး

သည် မဟုတ်ကုန်ဟူ၍၊ ဝဒေယျံ-ဖြေဆိုရာပါ၏။ အာဝုသော သာရိပုတ္တ-ရာ၊
 အနာဂတံ-သော၊ အဗ္ဗါနံ-၌၊ သမ္မောဓိယံ-၌၊ ဘဂဝတာ-သည်၊ ဘိယျော-
 ဘိညတရာ-ကုန်သော၊ ဘဂဝတာ-မှ၊ အညော-ကုန်သော၊ သမဏာဝါ-တို့သည်
 လည်းကောင်း၊ ပြာဟ္မဏာ ဝါ-တို့သည် လည်းကောင်း၊ ဘဝိဿန္တိ ကိံ ပန-
 ဖြစ်ကုန်လတ္တံ့လော၊ ဣတိ ဧဝံ-သို့၊ သဓေ ပုစ္ဆေယျ-ဌားအံ၊ ဘန္တေ-ဘုရား၊
 ဧဝံ-သို့၊ ပုဋ္ဌော-သော၊ အဟံ-သည်၊ နောတိ-ဟူ၍၊ ဝါ-ဖြစ်လတ္တံ့ မဟုတ်ကုန်
 ဟူ၍၊ ဝဒေယျံ-ရာပါ၏။ အာဝုသော သာရိပုတ္တ-ရာ၊ စောရဟိ-ဤ အခါ၌၊
 ဝါ-ယခုအခါ၌၊ သမ္မောဓိယံ-၌၊ ဘဂဝတာ-ထက်၊ ဘိယျောဘိညတရာ-
 သော၊ ဘဂဝတာ-မှ၊ အညော-သော၊ သမဏာ ဝါ-သည်သော် လည်း
 ကောင်း၊ ပြာဟ္မဏာ ဝါ-သည်သော် လည်းကောင်း၊ အတ္ထိ ကိံ ပန-ရှိဆဲ
 လော၊ ဣတိ ဧဝံ-သို့၊ သဓေ ပုစ္ဆေယျ-ဌားအံ၊ ဘန္တေ-ဘုရား၊ ဧဝံ-သို့၊
 ပုဋ္ဌော-သော၊ အဟံ-သည်၊ နောတိ-ဟူ၍၊ ဝါ-ရှိဆဲမဟုတ်ဟူ၍၊ ဝဒေယျံ-
 ရာပါ၏။ ဘန္တေ-ဘုရား၊ အညော-သော၊ ကောစိ-သော၊ ပုဂ္ဂလော-သည်၊
 မံ-ကို၊ ဧဝံ-သို့၊ သဓေ ပုစ္ဆေယျ-ဌားအံ၊ ကိံ-သို့၊ ပုစ္ဆေယျ-နည်း၊ အာဝုသော
 သာရိပုတ္တ-ရာ၊ အတိတံ-သော၊ အဗ္ဗါနံ-၌၊ သမ္မောဓိယံ-၌၊ ဘဂဝတာ-နှင့်၊
 သမသမာ-တူသည်ဖြစ်၍ တူကုန်သော၊ ဝါ-အလွန်တူကုန်သော၊ ဘဂဝတာ-မှ၊
 အညော-ကုန်သော၊ သမဏာ ဝါ-တို့သည်သော် လည်းကောင်း၊ ပြာဟ္မဏာ ဝါ-
 တို့သည်သော် လည်းကောင်း၊ အဟောသံ ကိံ န ခေါ-ဖြစ်ဖူးကုန်လေပြီလော၊
 ဣတိဧဝံ-သို့၊ သဓေပုစ္ဆေယျ-ဌားအံ၊ ဘန္တေ-ဘုရား၊ ဧဝံ-သို့၊ ပုဋ္ဌော-သော၊
 အဟံ-သည်၊ ဝေန္တိ-ဧဝံ ဟူ၍၊ ဝါ-ဖြစ်ဖူးကုန်သည် မှန်၏ဟူ၍၊ ဝဒေယျံ-ရာပါ
 ၏။ အာဝုသော သာရိပုတ္တ-ရာ၊ အနာဂတံ-သော၊ အဗ္ဗါနံ-၌၊ သမ္မောဓိရာ-၌၊
 ဘဂဝတာ-နှင့်၊ သမသမာ-ကုန်သော၊ ဘဂဝတာ-မှ၊ အညော-ကုန်သော၊
 သမဏာ ဝါ- တို့သည်သော် လည်းကောင်း၊ ပြာဟ္မဏာ ဝါ- တို့သည်သော်
 လည်းကောင်း၊ ဘဝိဿန္တိ ကိံ ပန-ဖြစ်ကုန်လတ္တံ့ လော၊ ဣတိ ဧဝံ-သို့၊ သဓေ
 ပုစ္ဆေယျ-ဌားအံ၊ ဘန္တေ-ဘုရား၊ ဧဝံ-သို့၊ ပုဋ္ဌော-သော၊ အဟံ-သည်၊ ဝေန္တိ-
 ဟူ၍၊ ဝါ-ဖြစ်ကုန်လတ္တံ့သည် မှန်၏ဟူ၍၊ ဝဒေယျံ-ရာပါ၏။ အာဝုသော
 သာရိပုတ္တ-ရာ၊ စောရဟိ-၌၊ သမ္မောဓိယံ-၌၊ ဘဂဝတာ-နှင့်၊ သမသမာ-
 ကုန်သော၊ ဘဂဝတာ-မှ၊ အညော-ကုန်သော၊ သမဏာ ဝါ-တို့သည်သော်
 လည်းကောင်း၊ ပြာဟ္မဏာ ဝါ-တို့သည်သော် လည်းကောင်း၊ အတ္ထိ ကိံ ပန-
 ရှိကုန်ဆဲလော၊ ဣတိ ဧဝံ-သို့၊ သဓေ ပုစ္ဆေယျ-ဌားအံ၊ ဘန္တေ-ဘုရား၊ ဧဝံ-
 သို့၊ ပုဋ္ဌော-သော၊ အဟံ-သည်၊ နောတိ-ဟူ၍၊ ဝါ-ရှိကုန်ဆဲ မဟုတ်ဟူ၍၊
 ဝဒေယျံ-ရာပါ၏။ ဘန္တေ-ဘုရား၊ အညော-သော၊ ကောစိ-သော၊ ပုဂ္ဂလော-
 သည်၊ မံ-ကို၊ ဧဝံ-သို့၊ သဓေ ပုစ္ဆေယျ-ဌားအံ၊ ကိံ-သို့၊ ပုစ္ဆေယျ-နည်း၊
 ကိံ-အဘယ်ကြောင့်၊ အာယသ္မာ သာရိပုတ္တော-သည်၊ ကောစိ-အချိုးသော၊

ပဉ္စ-ပြဿနာကို၊ ဝါ-သိခြင်းငှာ အလိုရှိအပ်သော အနက်ကို၊ အဗ္ဘန္တဇာနာတိ ပန-ခွင့်ပြုရသတဲနည်း၊ ကေစံ-သော၊ ပဉ္စ-ကို၊ နအဗ္ဘန္တဇာနာတိ ပန-ခွင့်မပြုရ သတဲနည်း၊ ဣတိ ဝေ-သို့၊ သစေ ပုဇ္ဈယျ-ဌားအံ၊ ဘဒန္တ-ဘုရား၊ ဝေ-သို့၊ ပုဇ္ဈော-သော၊ အဟံ-သည်၊ ဝေ-သို့၊ ဗျာကရေယျ-ဖြေဆိုရာပါ၏၊ ကိ-သို့၊ ဗျာကရေယျ-နည်း၊ အာဝုသော-ငါ့ရှင်၊ မေ-ငါသည်၊ ဧတံ ဝစနံ-ဤစကား ကို၊ ဘဂဝတော-၏၊ သမ္ဗုခါ-မျက်မှောက်၌၊ သုတံ-ကြားအပ်ပြီ၊ သမ္ဗုခါ-၌၊ ပဋိဂ္ဂဟိတံ-ခံယူအပ်ပြီ၊ ဝါ-နာခံမှတ်သားအပ်ပြီ၊ ကိ-သို့၊ သုတံ-နည်း၊ ပဋိဂ္ဂဟိတံ-နည်း၊ အတိတံ-သော၊ အဗ္ဗါနံ-၌၊ သမ္မောဓိယံ-၌၊ မယာ-ငါဘုရား နှင့်၊ သမသမာ-ကုန်သော၊ အရဟန္တာ-ကိလေသာ မြို့မေး ညစ်အကြေးမှ ကင်းဝေး စင်ကြယ်တော် မူကြကုန်ပြီသော၊ သမ္မာသမ္ဗုဒ္ဓါ-မဇ္ဈိမ-ပြန် ကိုယ်တော်တိုင်သာ ဧညယျငါးတန် တရားမှန်ကို ကေန သိမြင်တော် မူကြကုန် ပြီးသော၊ ဘဂဝန္တော-မြတ်စွာဘုရားတို့သည်၊ အဟေသံ-ပွင့်တော်မူကြကုန်ပြီ၊ ဣတိ ဝေ-သို့၊ သုတံ-ပြီ၊ ပဋိဂ္ဂဟိတံ-ပြီ။

အာဝုသော-ရှင်၊ မေ-သည်၊ ဧတံ ဝစနံ-ကို၊ ဘဂဝတော-၏၊ သမ္ဗုခါ-၌၊ သုတံ-ပြီ၊ သမ္ဗုခါ-၌၊ ပဋိဂ္ဂဟိတံ-ပြီ၊ ကိ-သို့၊ သုတံ-နည်း၊ ပဋိဂ္ဂဟိတံ-နည်း၊ အနာဂတံ-သော၊ အဗ္ဗါနံ-၌၊ သမ္မောဓိယံ-၌၊ မယာ-နှင့်၊ သမသမာ-ကုန် သော၊ အရဟန္တာ-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓါ-ကုန်သော၊ ဘဂဝန္တော-တို့ သည်၊ ဘဝိဿတိ-ကုန်လိမ့်လတ္တံ့၊ ဣတိ ဝေ-သို့၊ သုတံ-ပြီ၊ ပဋိဂ္ဂဟိတံ-ပြီ၊ အာဝုသော-ရှင်၊ မေ-သည်၊ ဧတံ ဝစနံ-ကို၊ ဘဂဝတော-၏၊ သမ္ဗုခါ-၌၊ သုတံ-ပြီ၊ သမ္ဗုခါ-၌၊ ပဋိဂ္ဂဟိတံ-ပြီ၊ ကိ-သို့၊ သုတံ-နည်း၊ ပဋိဂ္ဂဟိတံ-နည်း၊ ယံယေနဌာနေန-အကြင်အကြောင်းကြောင့်၊ ယံယေနအဝကာသေန-အကြင် အကြောင်းကြောင့်၊ ဧကိဿာ-တစ်ခုသော၊ လောကဓာတုယာ-တစ်သောင်းသော လောကဓာတ်၌၊ နှစ်ဆူကုန်သော၊ အရဟန္တာ-ကုန်သော၊ သမ္မာသမ္ဗုဒ္ဓါ- ကုန်သော၊ ဘဂဝန္တော-တို့သည်၊ အပုဗ္ဗံ-ရှေးလည်းမဟုတ်၊ အစရိမံ-နောက် လည်းမဟုတ်၊ (တစ်နည်း) အပုဗ္ဗံအစရိမံ-မရှေးမနှောင်း တစ်ပြိုင်နက်တည်း၊ ဥပ္ပဇ္ဇေယျံ- ပွင့်တော်မူကြကုန်ရာ၏၊ ဧတံဌာနံ- တစ်ခုသော လောကဓာတ်၌ နှစ်ဆူသော မြတ်စွာဘုရားတို့၏ တစ်ပြိုင်နက် ပွင့်တော်မူခြင်း ဟူသော ဤ အကြောင်းသည်၊ အဌာနံ-သင့်မြတ်သောအကြောင်းမဟုတ်ခဲ့၊ ဝါ-မသင့်မြတ် သော အကြောင်းတည်း၊ ဧသော အဝကာသော-တစ်ခုသော လောကဓာတ်၌ နှစ်ဆူသော မြတ်စွာဘုရားတို့၏ တစ်ပြိုင်နက် ပွင့်တော်မူခြင်း ဟူသော ဤ အကြောင်းသည်၊ အနဝကာသော- သင့်မြတ်သောအကြောင်း မဟုတ်ခဲ့၊ ဝါ- မသင့်မြတ်သောအကြောင်းတည်း၊ ဧတံဌာနံ-သည်၊ နဝိဇ္ဇတိ-မရှိခဲ့၊ ဣတိ-သို့၊ သုတံ-ပြီ၊ ပဋိဂ္ဂဟိတံ-ပြီ၊ ဣတိ ဝေ-သို့၊ ဗျာကရေယျ-ဖြေဆိုရာပါ၏။

ဘန္ဓေ-ဘုရား၊ ကစ္စိ-အသိနည်း၊ ဧဝံ-သို့၊ ပုဋ္ဌော-သည်၊ ဟုတော-၍၊ ဧဝံ-
 သို့၊ ဗျာကရမာနော-သော၊ အဟံ-သည်၊ ဘဂဝတော-၏၊ ဝါ-သည်၊ ဝုတ္တ-
 ဝါဒီစေဝ-ဟောတော်မူအပ်သောစကားသို့ အတုလိုက်၍ပြောဆိုသည်မည်သည်
 လည်း၊ ဟောမိ-ဖြစ်ပါ၏လော၊ ဘဂဝန္တံ-ကို၊ အဘူတေန-ထင်ရှားမရှိသော
 စကားဖြင့်၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မမှန်သောစကားဖြင့်၊ နစအဗ္ဘာစိက္ခာမိ-
 လွမ်းမိုး၍လည်း မပြောဆိုမိဘဲ ရှိပါ၏လော၊ ဝါ- မစွပ်စွဲလည်းမစွပ်စွဲမိဘဲရှိပါ
 ၏လော၊ ဓမ္မဿ-ကိုးပါးသောလောကုတ္တရာတရားအား၊ အနုဓမ္မဉ္စ- လျော်သော
 ပုဗ္ဗဘာဂပဋိပဒါဟု ဆိုအပ်သော အကျင့်အကြောင်းကိုလည်း၊ ဗျာကရောမိ-
 ဖြေဆိုမိပါ၏လော၊ သဟဓမ္မိကော-အကြောင်းနှင့် တကွဖြစ်သော၊ ဝါဒါနု-
 ဝါဒေါ-မြတ်စွာဘုရား၏ဝါဒ၊ မြတ်စွာဘုရား၏ဝါဒသို့ အတုလိုက်၍ ပြောဆို
 ခြင်းသည်၊ ဝါ-မြတ်စွာဘုရား၏ဝါဒသို့ အတုလိုက်၍ပြောဆိုခြင်းသည်၊ ကောစိ-
 စိုးစဉ်း အနည်းငယ်မျှလည်း၊ ဂါရယံ-ကဲ့ရဲ့အပ်သော၊ ဌာနံ- အကြောင်းသို့၊
 နစအာဂစ္ဆတိ- မရောက်ဘဲလည်း ရှိပါ၏လော၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဧဝံ-
 သို့၊ ဝုတ္တေ-အရှင်သာရိပုတ္တရာက လျှောက်အပ်သည်ရှိသော်၊ ဘဂဝါ-သည်၊
 အာယသ္မန္တံသာရိပုတ္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-
 နည်း၊ သာရိပုတ္တ-ရာ၊ တစ္ဆ-စင်စစ်ကေန အမှန်အားဖြင့်၊ ဧဝံ-သို့၊ ပုဋ္ဌော-သည်၊
 ဟုတော-၍၊ ဧဝံ-သို့၊ ဗျာကရမာနော-သော၊ တံ-သည်၊ မေ-ငါဘုရား၏၊
 ဝါ-သည်၊ ဝုတ္တဝါဒီစေဝ-သည်လည်း၊ ဟောသိ-၏၊ မိ-ကို၊ အဘူတေန-ဖြင့်၊
 နစအဗ္ဘာစိက္ခာမိ-လွမ်းမိုး၍လည်း မပြောဆိုမိပေ၊ ဝါ-မစွပ်လည်း မစွပ်စွဲမိပေ၊
 ဓမ္မဿ-အား၊ အနုဓမ္မဉ္စ-ကိုလည်း၊ ဗျာကရောသိ-ဖြေဆိုမိပေ၏၊ သဟဓမ္မိကော-
 သော၊ ဝါဒါနုဝါဒေါ-သည်၊ ကောစိ-မျှလည်း၊ ဂါရယံ-သော၊ ဌာနံ-သို့၊
 နစ အာဂစ္ဆတိ- ရောက်လည်း မရောက်ခဲ့ပေ၊ ဣတိ-သို့၊ အဝေါစ-ပြီ။

အစ္စရိယအဗ္ဗုတ

၁၆၂။ ဧဝံ-သို့၊ ဝုတ္တေ - မြတ်စွာဘုရားက မိန့်တော်မူအပ်သည် ရှိသော်၊
 အာယသ္မာဉ္ဇဂါယိ - အရှင်မဟာဉ္ဇဂါယိသည်၊ ဘဂဝန္တံ-ကို၊ တေဝစနံ-ကို၊
 အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဘန္ဓေ-ဘုရား၊ ယတြဟိ ယော တထာ
 ဂတော-အကြင် မြတ်စွာဘုရားသည်၊ ဧဝံမဟိဒ္ဓိကော-ဤသို့ ကြီးသော တန်ခိုး
 ရှိတော်မူသည်၊ ဧဝံမဟာနုဘာဝေါ-ဤသို့ ကြီးသောအာနုဘော်ရှိတော်မူသည်၊
 သမာနော-ဖြစ်လျက်၊ အထစ ပန-ထိုသို့ပင် ကြီးသောတန်ခိုး၊ ကြီးသော အာနု
 ဘော် ရှိတော်မူပါလျက်၊ အတ္ထာနံ-မိမိကို၊ နေဝပါတုကရိယတိနာမ-ထင်ရှား
 ပြုတော်မမူတုံသေး၏၊ တဿ တထာဂတဿ-၏၊ အပ္ပိစ္ဆတာ-တဏှာမရှိသည်၏
 အဖြစ်သည်၊ ဝါ-ကင်းပြီးသောတဏှာရှိတော်မူသည်၏အဖြစ်သည်၊ သန္တုဋ္ဌိတာ-

ထင်ရှားရှိသောပစ္စည်းဖြင့်ရောင်ရဲတော်မူတတ်သည်၏အဖြစ်သည်။ ၀၇-ကိုယ်ပိုင်
 ပစ္စည်းဖြင့် ရောင်ရဲတော်မူတတ်သည်၏အဖြစ်သည်။ ၀၈-တရားနှင့်အညီ ရောင်ရဲ
 တော်မူတတ်သည်၏အဖြစ်သည်။ သလ္လေခတော-ကိလေသာတို့ကို ရေးခြစ်တော်မူ
 တတ်သည်၏အဖြစ်သည်။ ၀၉-ကိလေသာတို့ကိုခေါင်းပါးစေတော်မူတတ်သည်၏
 အဖြစ်သည်။ အတ္ထရိယံ-လက်ဖျစ်ရိုက်တီး မြေတုန်ဟည်းအောင် အံ့ချီးခြင်းငှာ
 ထိုက်ပါပေစွ၊ ဘန္တေ-ဘုရား၊ ယတြဟိ ယော တထာဂတော-သည်၊ ဧဝံမဟိဒ္ဓိ-
 ဧ ဟာ-သည်၊ ဧဝံမဟာနုဘာဝေါ-သည်၊ သမာနော-လျက်၊ အထစ ပန-လျက်၊
 အတ္တာနံ-ကို၊ နေဝပါတုကရိဿတိနာမ-တုံသေး၏၊ တဿ တထာဂတဿ-၏၊
 အပ္ပိစ္ဆတာ-သည်၊ သန္တုဋ္ဌိတာ-သည်၊ သလ္လေခတော-သည်၊ အပ္ပုတံ-ရှေးက
 မဖြစ် ယခုမှအသစ် ဖြစ်ပါပေစွ၊ ဘန္တေ-ဘုရား၊ ဣတောဓမ္မတော-ဣဒ္ဓိဗျာ
 ဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တရားတို့မှ၊ ၀၉-တို့တွင်၊ ဧကမေကံ-တစ်ခု
 တစ်ခုသော၊ ဓမ္မံ - ဂုဏ်တော် ကျေးဇူးတော် တရားကို၊ အည တိတ္ထိယာ-
 မြတ်စွာဘုရား သာသနာတော်မှ တစ်မျိုးတခြား တစ်ပါးသော အယူ ရှိကြ
 ကုန်သော၊ ပရိဗ္ဗာဇကာ-ပရိဗ္ဗိတံတို့သည်၊ အတ္တနိ-မိမိဋ္ဌိ၊ စေပိသမနုပဿေယျု-
 အကယ်၍မူလည်း တွေ့မြင်ကြကုန်ခြားအံ့၊ ဧဝံသတိပိ-ဤသို့ပင် တစ်ခုသောဂုဏ်
 ကျေးဇူးကိုတွေ့မြင်ကြပါကုန်သော်လည်း၊ အညတိတ္ထိယာ-ကုန်သော၊ တေပရိဗ္ဗာ-
 ဇကာ-တို့သည်၊ တာဝတကေနေဝ-ထိုမျှလောက် အတိုင်းအရှည်ရှိသော တစ်ခု
 သော ဂုဏ်ကျေးဇူးဖြင့်သာလျှင်၊ ပဋ္ဌာကံ-အလံတံခွန်ကို၊ ဥက္ခိပိတွာ-ချီမြောက်
 ကြကုန်၍၊ နာဠန္ဒ-နာဠန္ဒမြို့သို့၊ ပရိဟရေယျု-ဆောင်ကြကုန်ရာပါ၏၊ ၀၉-
 ဆောင်၍ လှည့်လည်ကြကုန်ရာပါ၏၊ ဘန္တေ-ဘုရား၊ ယတြဟိ ယော တထာ
 ဂတော-သည်၊ ဧဝံ မဟိဒ္ဓိကော-သည်၊ ဧဝံ မဟာနုဘာဝေါ-သည်၊ သမာနော-
 လျက်၊ အထစ ပန-လျက်၊ အတ္တာနံ-ကို၊ နေဝပါတုကရိဿတိ နာမ-တုံသေး
 ၏၊ တဿ တထာဂတဿ-၏၊ အပ္ပိစ္ဆတာ-သည်၊ သန္တုဋ္ဌိတာ-သည်၊ သလ္လေ
 ခတော-သည်၊ အတ္ထရိယံ-ပါပေစွ၊ ဘန္တေ-ဘုရား၊ ယတြဟိ ယော တထာ
 ဂတော-သည်၊ ဧဝံ မဟိဒ္ဓိကော-သည်၊ ဧဝံ မဟာနုဘာဝေါ-သည်၊ သမာနော-
 လျက်၊ အထစ ပန-လျက်၊ အတ္တာနံ-ကို၊ နေဝပါတုကရိဿတိနာမ-တုံသေး၏၊
 တဿ တထာဂတဿ-၏၊ အပ္ပိစ္ဆတာ-သည်၊ သန္တုဋ္ဌိတာ-သည်၊ သလ္လေခတော-သည်၊
 အပ္ပုတံ-ပါပေစွ၊ ဣတိ-သို့၊ အဂေါစ-ပြီ၊ ဧဝံ-သို့၊ ဝုတ္တေ-အရှင်မဟာဥဒါယိ
 က လျှောက်အပ်သည်ရှိသော်၊ ဘဂဝေါ-သည်၊ အာယသ္မန္တံ ဥဒါယိ-ကို၊
 တေဝစနံ-ကို၊ အဂေါစ-ပြီ၊ ကိ-သို့၊ အဂေါစ-နည်း၊ ဥဒါယိ-ယိ၊ ယတြဟိ
 ယော တထာဂတော-အကြင်ငါဘုရားသည်၊ ဧဝံ မဟိဒ္ဓိကော-သည်၊ ဧဝံ-
 မဟာနုဘာဝေါ-သည်၊ သမာနော-လျက်၊ အထစ ပန-လျက်၊ အတ္တာနံ-ကို၊
 နေဝပါတုကရိဿတိနာမ- တုံသေး၏၊ တဿ တထာဂတဿ-၏၊ ယဒိသိ-
 အကြင်ကဲ့သို့ ရှုအပ်သော သဘောရှိသော၊ အပ္ပိစ္ဆတာ-သည် လည်းကောင်း၊

သန္တုဋ္ဌိတာ-သည် လည်းကောင်း၊ သလ္လေခတာ-သည် လည်းကောင်း၊ အတ္ထိ-
 ၏၊ တာဒိသိ - ထိုကဲ့သို့ ရှိအပ်သော သဘောရှိသော၊ အပ္ပိစ္ဆတံ-ကို လည်း
 ကောင်း၊ သန္တုဋ္ဌိတံ-ကိုလည်းကောင်း၊ သလ္လေခတံ-ကို လည်းကောင်း၊ တံ-
 သည်၊ ပဿ-ရှုလော့၊ ဥဒါယိ-ယိ၊ ဣတော ဓမ္မတော-တို့မှ၊ ဝါ-တို့တွင်၊ ဧက
 မေကံ-သော၊ ဓမ္မ-ကို၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-တို့သည်၊
 အတ္တနိ-ဉ္စ၊ ဧပိ သမနုပဿယျု-ကုန်ငြားအံ့၊ ဧဝံ သမနုပဿန္တေ သုပိ-ကုန်သော်
 လည်း၊ အညတိတ္ထိယာ-ကုန်သော၊ တေပရိဗ္ဗာဇကော-တို့သည်၊ တာဝ တကေ-
 နေဝ-ဖြင့်သာလျှင်၊ ပဋ္ဌာကံ-ကို၊ ဥက္ခိပိတော-ကုန်၍၊ နာဠန္ဒ-သို့၊ ပရိဟရေယျု-
 ကုန်ရာ၏၊ ဥဒါယိ-ယိ၊ ယတြဟိ ယောတထာဂတော-သည်၊ ဧဝံ မဟိဒ္ဓိကော-
 သည်း၊ အညတိတ္ထိယာ-ကုန်သော၊ သမာနော-လျက်၊ အထပန-လျက်၊
 အတ္တာနံ-ကို၊ နေဝပါတုကရိဿတိနာမ-တုံသေး၏၊ တဿ တထာဂတဿ-၏၊
 ယာဒိသိ-သော၊ အပ္ပိစ္ဆတာ-သည် လည်းကောင်း၊ သန္တုဋ္ဌိတာ-သည် လည်း
 ကောင်း၊ သလ္လေခတာ-သည် လည်းကောင်း၊ အတ္ထိ-၏၊ တာဒိသိ -သော၊
 အပ္ပိစ္ဆတံ-ကို လည်းကောင်း၊ သန္တုဋ္ဌိတံ-ကိုလည်းကောင်း၊ သလ္လေခတံ-ကို
 လည်းကောင်း၊ တံ-သည်၊ ပဿ-လော့၊ ဣတိ-သို့၊ အဝေါစ-ပြီ။

၁၆၃။ အထပစ္ဆာ-မိန့်တော်မူပြီးရာ ကာလမှ နောက်၌၊ ဘဂဝါ-သည်၊
 အာယသန္တံ သာရိပုတ္တံ-ကို၊ အာမန္တေသိ-ပြီ၊ ကိံ-သို့၊ အာမန္တေသိ-နည်း၊
 သာရိပုတ္တံ-ရာ၊ ယသ္မာ-ကြောင့်၊ အယံသုတ္တန္တော-ဤသမ္မသင်္ခနိယသုတ္တန်သည်၊
 မဟာပူလော-များသော အကျိုးရှိခဲ့၏၊ မဟာနိသံသော-များသော အာနိသင်
 ရှိခဲ့၏၊ တသ္မာ-ကြောင့်၊ ဣဟဣမသ္မိံ သာသနေ-၌၊ တံ-သည်၊ ဣမံ ဓမ္မပရိ-
 ယာယံ-ဤသမ္မသင်္ခနိယဒေသနာတော်ကို၊ အဘိက္ခဏံ-မပြတ်မလပ်၊ ဘိက္ခုနံ-
 ရဟန်းယောကျ်ားတို့အား လည်းကောင်း၊ ဘိက္ခုနီနံ-ရဟန်းမတို့အား လည်း
 ကောင်း၊ ဥပါသကာနံ-သီတင်းသည် ဒါယကာတို့အား လည်းကောင်း၊ ဥပါ-
 သိကနံ-သီတင်းသည် ဒါယိကာမတို့အား လည်းကောင်း၊ ဘာသေယျာသိ-
 ပြောဟောလေလော့၊ သာရိပုတ္တံ-ရာ၊ ဟိ-အကျိုးများပုံ အလုံးစုံကို အကုန်
 အစင် ထင်စွာပြတော်မူပေအံ့၊ ယေသံပိ မောဃပုရိသာနံ-အကြင်မဂ်ဖိုလ် ကင်း
 ကွာ ဘာဝနာမဗ္ဗိး အချည်းနှီးသော ယောကျ်ားတို့အားလည်း၊ တထာဂတေ-
 ငါဘုရား၌၊ ယာ ကင်္ခါဝါ-အကြင် အားသေးသော ယုံမှားခြင်းသည် သော်
 လည်းကောင်း၊ ယာ ဝိမတိဝါ-အကြင် အားကြီးသော ယုံမှားခြင်းသည်သော်
 လည်းကောင်း၊ ဘဝိဿတိ-ဖြစ်လိမ့် လတ္တံ့၊ တေသံ မောဃပုရိသာနံ-တို့
 သည်၊ ဣမံ ဓမ္မပရိယာယံ-ကို၊ သုတော-ကြားနာရခြင်းကြောင့်၊ တထာဂတေ-
 ၌၊ သာ ကင်္ခါဝါ-ကိုလည်းကောင်း၊ သာ ဝိမတိဝါ-ကိုလည်းကောင်း၊ ပဟိ-
 ယိဿတိ-ပယ်အပ်လိမ့်လတ္တံ့၊ ဣတိ-သို့၊ အာမန္တေသိ-ပြီ၊ ဣတိ-သို့၊ ဝါ-ဤ

ဆိုအပ်ပြီးသော နည်းဖြင့်၊ ဟိယသွာ-ကြောင့်၊ အာယသွာ သာရိပုတ္တော-သည်၊
 တဂဝတော-၏၊ သမ္မုခါ-၌၊ ဣဒံသမ္မသဒေနံ-ဤကြည့်လင်ခြင်းကို၊ ဝါ- ဤ
 ကြည့်ညိခြင်းကို၊ ပဝေဒေသိ-လျှောက်ပြီး၊ တသွာ-ကြောင့်၊ ဣဿ ဝေယျာ-
 ကရုဏဿ-ဤဂါထာမပါ အမေး အဖြေမျှသာလျှင် ဖြစ်သော သုတ္တန်၏၊
 သမ္မသဒနိယံယေဝ-သမ္မသဒနိယ ဟူ၍သာလျှင်၊ အဓိဝစနံ-သုတ်၏ အထက်
 ၌ ခေါ်ဝေါ်ပညတ် သမုတ်အပ်သော အမည်သည်၊ အဟောသိ-ပြီး၊ ဣတိ-သို့၊
 သုတ်-ကြားသိအပ်ပါပြီး၊ ဣတိ-သို့၊ ဝိဿဇ္ဇေသိ-ဖြေဆိုပြီး။

ဣတိ - ဤတွင် သမ္မသဒနိယသုတ်ကို ဆိုရာ စကားရပ် ပြီးဆုံးလတ်၍
 လက်စသတ်လိုက်ပြီး။

ပဉ္စမံ-ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော သမ္မသဒနိယ သုတ္တံ-သည်။
 နိဋ္ဌိတံ-ဖြစ်။

၆။ ပါသာဒိကသုတ္တ

၁၆၄။ ။ပ။ ကေ-သော၊ သမယံ-ဉ္စ၊ ဘဂဝါ-သညံ၊ သက္ကေသု-သော၊ ဇနပဒေ-ဉ္စ၊ (တစ်နည်း) သက္ကေသု-ကုန်သော၊ ဇနပဒေ-ဉ္စ၊ (တစ်နည်း) သက္ကေသု-ကုန်သော၊ ဇနပဒေသု-တို့ဉ္စ၊ ဝေဓညာ နာမ-ဝေဓည အမည်ရှိကုန်သော၊ ဝါ-မှတ်တိုင်ကို မြားဖြင့် ထိုးဖောက်ခြင်းကို မချွတ်ယှဉ်စေကုန်မူ၍ ထိုးဖောက်ခြင်းအစီအရင်ကို သိတတ်ကုန်သည်၏ အဖြစ်ကြောင့် ဝေဓညအမည် ရှိကုန်သော၊ သကျာ-သာကီဝင် မင်းတို့သည်၊ သန္တိ-ရှိကုန်၏၊ ဝေဓညာန-ကုန်သော၊ တေသံ သကျာန-တို့၏၊ အမွဝဇန-သရက်ဥယျာဉ်၌၊ ကတေ-အတတ်သင်ရန် အကြောင်းခံဖြင့် စီမံ ပြုလုပ်အပ်သော၊ ပါသာဒေ-ပြာသာဒိ ရှည်၌၊ ဝိဟရတိ-၏။

နိဂဏ္ဌနာဠပုတ္တကာလကိရိယာ

တေန ခေါပန သမယေန-မြတ်စွာဘုရား၏ သက္ကဇနပုဒ် သာကီဝင်မင်းတို့၏ သရက်ဥယျာဉ်၌ အတတ်သင်ရန်အကြောင်းခံဖြင့် စီမံပြုလုပ်အပ်သော ပြာသာဒိ ရှည်ဝယ် နေ့တော်မူရာ ထိုအခါ၌၊ နာဠပုတ္တော-နာဠန သားဖြစ်သော၊ ဝါ-ကချေသည်၏ သားဖြစ်သော၊ နိဂဏ္ဌာ-နိဂဏ္ဌသည်၊ ပါဝါယံ-ပါဝါပြည်၌၊ အဓုနာ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ ကာလံ-အယုတ်ကို၊ ဝါ-အသက်ရှင်ပြီးရာ အခါကို၊ ဝါ-ဇီဝိတိန္ဒြေကို ပစ်ချရာအခါကို၊ ကတော-ပြုပြီးသည်၊ (တစ်နည်း) ကာလံ ကတော-သေပြီးသည်၊ ဟောတိ-ဖြစ်၏၊ နာဠပုတ္တယ-သော၊ တယ နိဂဏ္ဌယ-၏၊ ကာလံ-ကို၊ ကိရိယာယ-ပြုခြင်းကြောင့်၊ (တစ်နည်း) ကာလံ ကိရိယာယ-သေခြင်းကြောင့်၊ နိဂဏ္ဌာ-တို့သည်၊ ဘိန္နာ-ကွဲကုန်သည်၊ ဝေဓိကဇာတာ-ဖြစ်သော နှစ်ပါးသောအဖို့ ရှိကုန်သည်၊ ဟဏ္ဏနဇာတာ-ဖြစ်သော ရှေ့အဖို့ဖြစ်သော ငြင်းခုံခြင်း ရှိကြကုန်သည်၊ ကလဟဇာတာ-ဖြစ်သော အထွတ်အထိပ်သို့ရောက်သော ငြင်းခုံခြင်းရှိကြကုန်သည်၊ ဝိဝါဒါပန္နာ-ဆန့်ကျင် သေခဲပြောဆိုခြင်းသို့ ရောက်ကြကုန်သည်၊ ဝါ-ဆန့်ကျင်ဘက် ပြောဆိုခြင်းသို့ ရောက်ကြကုန်သည်၊ ဟုတော-ကုန်၍၊ အညမညံ-အချင်းချင်း၊ ဝါ-တစ်ယောက် သည် တစ်ယောက်ကို၊ မုခသတ္တိဟံ-လုံနှင့်တူသော နှုတ်သီးတို့ဖြင့်၊ ဝါ-နှုတ်လုံ တို့ဖြင့်၊ ဝိတုဒန္တာ-ထိုးဆွဲကြကုန်လျက်၊ ဝိဟရန္တိ-ကုန်၏၊ ကိ-သို့၊ ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ကုန်သည်၊ တံ-သင်သည်၊ ဝါ-နှင်သည်၊ ဝါ-မောင် မင်းသည်၊ ဣမံ ဓမ္မဝိနယံ-ဤတရား ဝိနည်းကို၊ ဝါ-ဤတရားသဖြင့် ဆုံးမရာ ဖြစ်သော သာသနာကို၊ န အာဇာနာသိ-မသိခဲ့၊ အဟံ-ငါသည်သာ၊ ဣမံ

ဓမ္မဝိနယံ-ကို၊ အာဇာနာမိ-သိခဲ့၏။ ကိ-ကြောင့်၊ တံ-သည်၊ ဣမံ ဓမ္မဝိနယံ-
ကို၊ အာဇာနိဿသိ-သိနိုင်အံ့နည်း၊ တံ-သည်၊ မိစ္ဆာပဋိပန္နော-ချွတ်ယွင်း
ဖောက်ပြန် မမှန်သောအကျင့်ကို ကျင့်တတ်သည်၊ အသိ-ဖြစ်ခဲ့၏၊ အဟံ-သည်
သာ၊ သမ္မာပဋိပန္နော-မဖောက်မပြန် ဟုတ်မှန်သောအကျင့်ကို ကျင့်တတ်သည်၊
အသိ-ဖြစ်ခဲ့၏၊ မေ-ငါ၏၊ ဝစနံ-စကားသည်သာ၊ သဟိတံ-မဆန့်ရှေ့ နောက်
ထက်အောက် ပြေပြစ် ကျစ်လျစ်သော အကြောင်း အကျိုးနှင့် တကွ ဖြစ်ခဲ့၏၊
တေ-သင်၏၊ ဝစနံ-သည်၊ အသဟိတံ-မဆန့်ရှေ့ နောက် ထက်အောက်ပြေပြစ်
ကျစ်လျစ်သော အကြောင်းအကျိုးနှင့်တကွ မဖြစ်ခဲ့၊ တံ-သည်၊ ပုရေ-ရှေ့၌၊
ဝါ-ရှေးဦးစွာ၊ ဝစနိယံ-ဆိုအပ်၊ ဆိုသင့်၊ ဆိုထိုက်သော စကားကို၊ ဝါ-ဆိုရ
မည့် စကားကို၊ ပစ္စာ-နောက်၌၊ ဝါ-နောက်မှ၊ ဝါ-နောက်ကျသမှ၊ အဝစ-
ပြောဆိုဘိ၏၊ တံ-သည်၊ မစ္ဆာ-၌၊ ဝစနိယံ-ကို၊ ပုရေ-၌၊ ဝါ-စွာ၊ အဝစ-
ပြောဆိုဘိ၏၊ တေ-သင်၏၊ ဝါ-သင်သည်၊ အဓိစိတ္တံ-နေ့ရှည် ရက်များ လေ့
ကျက်၍ ထားအပ်သော စကားသည်၊ ဝိပရာဝတ္တံ-ငါ၏စကား တစ်ခုနီးထားက
ပျက်ပြားဖောက်ပြန်၍ လည်ခဲ့ပြီ၊ ဝါ-ငါ၏စကား တစ်ခုနီးထားက ပျက်ပြား
ဖောက်ပြန်၍ တည်ခဲ့ပြီ၊ မယာ-ငါသည်၊ တေ-သင်၏၊ ဥပရိ-အထက်သို့၊ ဝါ-
အပေါ်သို့၊ ဝါဒေါ-ပြောဆိုကြောင်းဖြစ်သော အပြစ်ကို၊ အာရောပိတော-
တင်အပ်ပြီ၊ ဝါ-တင်လိုက်ပြီ၊ (တစ်နည်း) မယာ-သည်၊ တေ-သင်၏ အထက်
သို့၊ ဝါ-သင်၏ အပေါ်သို့၊ ဝါဒေါ-ကို၊ အာရောပိတော-အပ်ပြီ၊ မယာ-
ငါသည်၊ ဝါ-ငါက၊ တံ-သည်၊ ဝါ-ကို၊ နိဂ္ဂဟိတော-နှိပ်အပ်သည်၊ ဝါ-
နှိပ်လိုက်သည်၊ အသိ-ဖြစ်ခဲ့၏၊ တံ-သည်၊ ဝါဒပ္ပမောက္ခာယ-ငါတင်အပ်သော
အပြစ်၏ သင်မှလွတ်ရခြင်းငှာ၊ ဝါ-ငါတင်အပ်သော အပြစ်ကို သင်မှလွတ်စေ
ရခြင်းငှာ၊ ဝါ-ငါတင်အပ်သော အပြစ်ကို သင်၏ဝါဒမှ လွတ်စေရခြင်းငှာ၊
စရ-တစ်ရပ်တကျေး ရပ်နယ်ဝေးသို့ ထွက်ပြေးရှာဖွေ သင်ယူချေလော့၊ ဝါ-
သို့မဟုတ်၊ တံ-သည်၊ နိဗ္ဗေဋ္ဌေတုံ-ယခု လက်ငင်း ဖြေရှင်းခြင်းငှာ၊ သစေ
ပဟောသိ-အကယ်၍ စွမ်းနိုင်ခဲ့အံ့၊ ဧဝံ သတိ-ဤသို့ စွမ်းနိုင်ခဲ့သည် ရှိသော်၊
နိဗ္ဗေဋ္ဌေဟိ-ယခုလက်ငင်း ဖြေရှင်းပေလော့၊ ဣတိ-သို့၊ ဝိတုဒန္တာ-ကုန်လျက်၊
ဝိဟရန္တိ-ကုန်၏၊ နာဠုပတ္တိယေသု-နာဠုပတ္တိ၏ တပည့်ဖြစ်ကုန်သော၊ နိဂဏ္ဍေသု-
တို့၌၊ ဧကော-တစ်ခုသော၊ ဝဇောဗေဝ-ညှဉ်းဆဲနှိပ်စက် ရိုက်နှက်ပုတ်ခတ်
သတ်ဖြတ်ခြင်းသည်သာလျှင်၊ အနုဝတ္တတိမညေ-အစဉ် လိုက်လေ့ရောင်တကား၊
(တစ်နည်း) မညေ-စင်စစ်ကေန့် အမှန်အားဖြင့်၊ အနုဝတ္တတိ-အစဉ်လိုက်ခဲ့၏၊
ဒုရက္ခာတေ-မကောင်းသဖြင့် ဟောအပ်သော၊ ဒုပ္ပဝေဒိတေ-မကောင်းသဖြင့်
သိစေအပ်သော၊ အနိယျာနိကေ-သံသရာဝဋ်မှ ထုတ်ဆောင်လျက် မသွားတတ်
သော၊ အနုပသမသံဝတ္တနိကေ-ရာဂ အစရှိသည်တို့၏ ငြိမ်းအေးခြင်းငှာ မဖြစ်
သော၊ ဝါ- ရာဂ အစရှိသည်တို့၏ ငြိမ်းအေးခြင်းကို မဖြစ်စေဘတ်သော၊

အသမ္မာသမ္ဗုဒ္ဓပုဇ္ဇေဝဒိတေ-မြတ်စွာဘုရားသည် 'ဟောတော်မမူအပ်သော၊ ဝါ-
 မြတ်စွာဘုရား မဟုတ်သော ပုဂ္ဂိုလ်သည် ဟောအပ်သော၊ ဘိန္နထူပေ-ပျက်
 သော တည်ရာရှိသော၊ အပုဋိသရဏေ-ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခို
 ရာမှ ကင်းသော၊ ဝါ-ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာရှိသော၊ ဓမ္မ
 ဝိနယေ-တရားဝိနည်း၌၊ ဝါ-တရားအကျိုးငှာ ဆုံးမရာဖြစ်သော သာသနာ၌၊
 သာဝဏကဟိ-တပည့်တို့သည်၊ နိဗ္ဗိန္ဒဝိရတ္တပုဋိဝါနဂ္ဂပေဟိ-ငြီးငွေ့စိတ်ပျက်ခြင်း
 သဘော၊ တည်ခြင်းကင်းသည်၏ အဖြစ်ဟူသော သဘော၊ အရိအသေပြုခြင်းမှ
 ဆုတ်နုတ်ခြင်းသဘော ရှိကုန်သည်၊ ဘဝိတဗ္ဗယထာ-ဖြစ်ရာသက်သို့၊ တထာ-တူ၊
 နာဠပုတ္တဿ-သော၊ နိဂဏ္ဌဿ-၏၊ ဂိဟိ-လူဖြစ်ကုန်သော၊ သြဒါတ ဝသနာ-
 ဖြူသောအဝတ်ကို ဝတ်ကြကုန်သော၊ ဇယပိ သာဝကာ-အကြင်တိပည့်တို့ သည်
 လည်း၊ သန္တိ-ကုန်၏၊ တေပိ သာဝကာ-တို့သည်လည်း၊ နာဠပုတ္တိယေသု-ကုန်
 သော၊ တေသု နိဂဏ္ဌေသု-တို့၌၊ နိဗ္ဗိန္ဒရူပါ-ငြီးငွေ့ စိတ်ပျက်ခြင်းသဘော ရှိကြ
 ကုန်သည်၊ ဝါ-ငြီးငွေ့စိတ်ပျက်သည်၏ အဖြစ်ဟူသောသဘော ရှိကြကုန်သည်၊
 ဝိရတ္တရူပါ-တပ်ခြင်း ကင်းသည်၏ အဖြစ်ဟူသော သဘော ရှိကြကုန်သည်၊ ပဋိ
 ဝါနဂ္ဂပါ-အရိအသေပြုခြင်းမှ ဆုတ်နုတ်ခြင်းသဘော ရှိကြကုန်သည်၊ အတာ-
 ကုန်ပြီ။

၁၆၅။ အထတသ္မိ'ကာလေ-နာဠပုတ္တနိဂဏ္ဌ သေ၍ ဖရိဖရဲ ကွဲပြားကြရာ
 ထိုအခါ၌၊ စုန္ဒော-စုန္ဒအမည်ရှိသော၊ သမဏုဒ္ဓေသော-သာမဏေသည်၊ ပါဝါယံ-
 ပါဝါပြည်၌၊ ဝဿံ-မိုးလပတ်လုံး၊ ဝုတ္တော-နေပြီးသည်၊ (တစ်နည်း) ဝဿံ
 ဝုတ္တော-ဝါဆိုပြီးသည်၊ ဟုတော-ဖြစ်၍၊ ယေနဌာနေန-၌၊ သာမဂါမော-
 သာမရွာသည်၊ ဝါ-သမန်းမြက်သီးဆံတို့၏ များသည်၏အဖြစ်ကြောင့် သာမ
 အမည်ရှိသောရွာသည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံ-
 မိတော-၍၊ ယေနဌာနေန-၌၊ အာယသ္မာအာနန္ဒော-သည်၊ အတ္ထိ-၏၊ တေန-
 ဌာနေန-သို့၊ ဥပသကံမိ-၏၊ ဥပသကံမိတော-၍၊ အာယသ္မန္တအာနန္ဒ-ကို၊ အဘိ-
 ဝါဒေတော-၍၊ ဧကမန္တံ-အောင်၊ နိသိဒိ-၏၊ ဧကမန္တံ-အောင်၊ နိသိန္ဒော
 ခေါ-သော၊ စုန္ဒော-သော၊ သမဏုဒ္ဓေသော-သည်၊ အာယသ္မန္တအာနန္ဒ-ကို၊
 တေဝိစနံ-ကို၊ အဝေါစ-ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-ဘုရား၊ နာဠ-
 ပုတ္တော-သော၊ နိဂဏ္ဌော-သည်၊ ပါဝါယံ-၌၊ အစုနာ-၌၊ ကာလင်္ကီတော-
 ပါပြီ၊ နာဠပုတ္တဿ-သော၊ တဿနိဂဏ္ဌဿ-၏၊ ကာလင်္ကီရိယာယ-ကြောင့်၊
 နိဂဏ္ဌာ-တို့သည်၊ ဘိန္နာ-ကုန်သည်၊ ဒေဝိကဇာတာ-ကုန်သည်၊ ဘဏ္ဍနဇာတာ-
 ကုန်သည်၊ ကလဟဇာတာ-ကုန်သည်၊ ဝိဝါဒါပန္နာ-ကုန်သည်၊ ဟုတော-ကုန်၍၊
 အညမညံ-ချင်း၊ မုခသတ္တိဟိ-တို့ဖြင့်၊ ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ကုန်၏၊
 ကိ-သို့၊ ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ကုန်သနည်း၊ တံ-သည်၊ ဣမံဓမ္မဝိနယံ-

ကို၊ နအာဇာနာသိ-ခဲ၊ အဟံ-သည်သာ၊ ဣမံဓမ္မဝိနယံ-ကို၊ အာဇာနာမိ-ခဲ၏၊
 တံ-သည်၊ ကိ-ကြောင့်၊ ဣမံဓမ္မဝိနယံ-ကို၊ အာဇာနိဿတိ-နည်း၊ တံ-သည်၊
 မိစ္ဆာပဋိပန္နော-သည်၊ အသိ-ခဲ၏၊ အဟံ-သည်သာ၊ သမ္မာပဋိပန္နော-သည်၊
 အသိ-ခဲ၏၊ မေ-၏၊ ဝစနံ-သည်သာ၊ သဟိတံ-ခဲ၏၊ တေ-၏၊ ဝစနံ-သည်၊
 အသဟိတံ-ခဲ၊ တံ-သည်၊ ပုရေ-၌၊ ဝစနိယံ-ကို၊ ပစ္ဆာ-မှ၊ အဝစ-ဘိ၏၊
 တံ-သည်၊ ပစ္ဆာ-မှ၊ ဝစနိယံ-ကို၊ ပုရေ-၌၊ အဝစ-ဘိ၏၊ တေ-၏၊ ဝါ-
 သည်၊ အဓိစိန္တံ-သည်၊ ဝိပရာဝတ္တံ-ခဲပြီ၊ မယာ-သည်၊ တေ-၏၊ ဥပရိ-သို့၊
 ငါဒေါ-ကို၊ အာရောပိတော-အပ်ပြီ၊ မယာ-သည်၊ တံ-သည်၊ ဝါ-ကို၊ နိဂ္ဂ-
 ဟိတော-အပ်သည်၊ အသိ-ခဲ၏၊ တံ-သည်၊ ဝါဒပုမောက္ခာယံ-ငှာ၊ စရ-လော့၊
 ဝါ-သို့မဟုတ်၊ တံ-သည်၊ နိဗ္ဗေဋ္ဌေတံ-ငှာ၊ သစေပယောသိ-အံ၊ ဧဝံပကောန္တေ-
 သော်၊ နိဗ္ဗေဋ္ဌဟံ-လော့၊ ဣတံ-သို့၊ ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ပါကုန်
 ၏၊ နာဠုပုတ္တိယေသု-ကုန်သော၊ နိဂဏ္ဏသု-တို့၌၊ ဧကော-သော၊ ဝဇောယေဝ-
 သည်သာလျှင်၊ အနုဝတ္တတိမညေ-တကား။

(တစ်နည်း) မညေ-အားဖြင့်၊ အနုဝတ္တတိ-ခဲ၏၊ ဒုရက္ခာတေ-သော၊
 ဒုပ္ပဝေဒိတေ-သော၊ အနိယျာနိကေ-သော၊ အနုပသမသံဝတ္တနိကေ-သော၊
 အသမ္မာသမ္မုဒ္ဓုပ္ပဝေဒိတေ-သော၊ ဘိန္နုတူပေ-သော၊ အပ္ပဋိသရဏေ-သော၊
 ဓမ္မဝိနယေ-၌၊ သာဝကေဟိ-တို့သည်၊ နိဗ္ဗိန္ဒဝိရတ္တပ္ပဋိဝါနရူပေဟိ-ကုန်သည်၊
 ဘဝိတဗ္ဗိယထာ-သို့၊ ဇာတာ-တူ၊ နာဠုပုတ္တိယ-သော၊ နိဂဏ္ဏယ-၏၊ ဂိဟိ-
 ကုန်သော၊ သြဒါတဝသနာ-ကုန်သော၊ ယေပိသာဝကော-တို့သည်လည်း၊ သန္တိ-
 ကုန်၏၊ တေပိသာဝကော-တို့သည်လည်း၊ နာဠုပုတ္တိယေသု-ကုန်သော၊ တေသု
 နိဂဏ္ဏသု-တို့၌၊ နိဗ္ဗိန္ဒုပပါ-ကုန်သည်၊ ဝိရတ္တုပပါ-ကုန်သည်၊ ပဋိဝါနရူပပါ-
 ကုန်သည်၊ ဇာတာ-ပါကုန်ပြီ၊ ဣတံ-သို့၊ အဝေါစ-ပြီ၊ ဧဝံ-သို့၊ ဝုတ္တေ-အရှင်
 စုန္ဒက လျှောက်အပ်သည်ရှိသော်၊ အာယသ္မာအာနန္ဒော-သည်၊ စုန္ဒံ-သော၊
 သမဏုဒ္ဓေသံ-ကို၊ တေ ဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊
 အာဝုသောစုန္ဒန္တံ၊ ဘာဝန္တံ-ကို၊ ဒဿနဒယ-ဖူးမြင်ရခြင်း အကျိုးငှာ၊ ဣဒံ-
 ကထာ ပါဘတံ-ဤမြတ်စွာဘုရားအထံတော်မှ ရအပ်လတ္တံ့ သော တရားစကား
 ၏ အကြောင်းရင်းသည်၊ ဝါ-ဤမြတ်စွာဘုရား အထံတော်မှ ရအပ်လတ္တံ့ သော
 တရားစကား၏ အဖိုးအရင်းသည်၊ အတ္ထိခေါ-ရှိသည်သာ၊ အာဝုသောစုန္ဒန္တံ၊
 တံ-အည်၊ အာ-လော့၊ မယံ-တို့သည်၊ ယာမ-ကုန်စို့၊ ယေနဌာနေန-၌၊
 ဘဂဝါသည်၊ အတ္ထိ-မူ၏၊ တေနဌာနေန-သို့၊ ဥပသကံမိဿာမ-ကုန်စို့၊
 ဥပသကံမိတော-ကုန်ပြီ၍၊ တေမတ္တံ-ဤအကြောင်းကို၊ ဘဂဝတော-အား၊
 အာရောဓေဿာမ-လျှောက်ထားကြကုန်စို့၊ ဣတံ-သို့၊ အဝေါစ-ပြီ၊ ဧဝံ-သို့၊
 ဝုတ္တေ-အရှင်အာနန္ဒက ပြောဆိုအပ်သည်ရှိသော်၊ စုန္ဒော-သော၊ သမဏုဒ္ဓေ-



သော-လည်၊ ဘန္တေ-အရှင်ဘုရား၊ ဝေ-ပါပြီ၊ ဣတိခေါ-သို့သာလျှင်၊ အာယသ္မ
 တော အာနန္ဒဿ-အား၊ ပစ္စယောသိ-ပြီ၊ အထပစ္ဆာ-ပြောဆိုကြပြီးရာကာလမှ
 နောက်၌၊ အာယသ္မာ အာနန္ဒောစ-သည် လည်းကောင်း၊ စုန္ဒော-သော၊
 သမဏုဒ္ဒေသောစ-သည် လည်းကောင်း၊ ယေန ဌာနေန-၌၊ ဘဂဝါ သည်၊
 အတ္ထိ-၏၊ တေနဌာနေန-သို့၊ ဥပသကံမိ-သု-ကုန်၏၊ ဥပသကံမိတော-ကုန်ပြီး၍၊
 ဘဂဝန္တံ-ကို၊ အဘိဝါဒေတော-ကုန်ပြီး၍၊ ဧကမန္တံ-အောင်၊ နိသိဒိ-သု-ကုန်၏၊
 ဧကမန္တံ-အောင်၊ နိသိန္ဒောခေါ-သော၊ အာယသ္မာ အာနန္ဒော-သည်၊ ဘဂဝန္တံ-ကို၊
 တေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-မြတ်စွာဘုရား၊
 စုန္ဒော-သော၊ အယံ သမဏုဒ္ဒေသော-ဤ သာမဏေသည်၊ ဝေ-သို့၊ အာဟ-
 လျှောက်ခဲ့ပါ၏၊ ကိ-သို့၊ အာဟ-နည်း၊ ဘန္တေ-အရှင်ဘုရား၊ နာဠပုတ္တော-
 သော၊ နိဂဏ္ဌော-သည်၊ ပါဝါယံ-၌၊ အဓုနာ-၌၊ ကာလကံတော-ခဲ့ပါပြီ၊
 နာဠပုတ္တဿ-သော၊ တဿနိဂဏ္ဌဿ-၏၊ ကာလကိရိယာယ-ကြောင့်၊ နိဂဏ္ဌာ-
 တို့သည်၊ ဘိန္ဒော-ကုန်သည်၊ ဒေမိကဇာတာ-ကုန်သည်၊ ဘဏ္ဍနဇာတာ-ကုန်
 သည်၊ ကလဟဇာတာ-ကုန်သည်၊ ဝိဝါဒါပန္နော-ကုန်သည်၊ ဟုတော-ကုန်၍၊
 အညမညံ-ချင်း၊ မုခသတ္တိဟိ-တို့ဖြင့်၊ ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ပါကုန်၏၊
 ကိ-သို့၊ ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ကုန်သနည်း၊ တံ-သည်၊ ဣမံဓမ္မဝိနယံ-
 ကို၊ နအာဇာနာသိ-ခဲ့၊ အဟံ-သည်သာ၊ ဣမံဓမ္မဝိနယံ-ကို၊ အာဇာနာမိ-၏၊
 တံ-သည်၊ ကိ-ကြောင့်၊ ဣမံဓမ္မဝိနယံ-ကို၊ အာဇာနိဿသိ-နည်း၊ တံ-သည်၊
 မိစ္ဆာပဋိပန္နော-သည်၊ အသိ-ခဲ့၏၊ အဟံ-သည်၊ သမ္မာပဋိပန္နော-သည်၊ အတ္ထိ-
 ခဲ့၏၊ မေ-၏၊ ဝစနံ-သည်သာ၊ သဟိတံ-ခဲ့၏၊ တေ-၏၊ ဝစနံ-သည်၊ အသ-
 ဟိတံ-ခဲ့၊ တံ-သည်၊ ပုရေ-၌၊ ဝစနိယံ-ကို၊ ပစ္ဆာ-၌၊ အဝစ-ဘိ၏၊ တံ-
 သည်၊ ပစ္ဆာ-၌၊ ဝစနိယံ-ကို၊ ပုရေ-၌၊ အဝစ-ဘိ၏၊ တေ-၏၊ ဝါ-သည်၊
 အဓိစိဏ္ဏံ-သည်၊ ဝိပရာဇတ္တံ-ခဲ့ပြီ၊ မယာ-သည်၊ တေ-၏၊ ဥပရိ-သို့၊ ဝါဒေါ-
 ကို၊ အာရောပိတော-အပ်ပြီ၊ မယာ-သည်၊ တံ-သည်၊ ဝါ-ကို၊ နိဂ္ဂဟိဘော-
 သည်၊ အသိ-ခဲ့၏၊ တံ-သည်၊ ဝါဒပ္ပမောက္ခာယ-ငှာ၊ စရ-လော့၊ ဝါ-သို့မဟုတ်၊
 တံ-သည်၊ နိဗ္ဗေဋ္ဌေတံ-ငှာ၊ သစေ ပဟောသိ-အံ့၊ ဝေ ပဟောန္တေ-သော်၊
 နိဗ္ဗေဋ္ဌေဟိ-လော့၊ ဣတိ-သို့၊ ဝိဘုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ပါကုန်၏၊
 နာဠပုတ္တိယေသု-ကုန်သော၊ နိဂဏ္ဌသု-တို့၌၊ ဧကော-သော၊ ဝဇောယေဝ-သည်
 သာလျှင်၊ အနုဝတ္တတိမညေ-တကား၊ ဒုရက္ခာတေ-သော၊ ဒုပ္ပဓေဒိတေ-သော၊
 အနိယျာနိကေ-သော၊ အနုပသမသံဝတ္တနိကေ-သော၊ အသမ္မာသမ္မုဒ္ဓပ္ပဓေဒိ-
 တေ-သော၊ ဘိန္ဒုထူပေ-သော၊ အပ္ပဋိသရဏေ-သော၊ ဓမ္မဝိနယေ-၌၊ သာဝ-
 ကေဟိ-တို့သည်၊ နိဗ္ဗိန္ဒဝိရတ္တပဋိဝါနရူပေဟိ-ကုန်သည်၊ တဝိတဗ္ဗိယထာ-သို့၊
 တထာ-တူ၊ နာဠပုတ္တဿ-သော၊ နိဂဏ္ဌဿ-၏၊ ဂိဟိ-ကုန်သော၊ ဩဒါတစ-
 သနာ-ကုန်သော၊ ယေပိ သာစကော-တို့သည်လည်း၊ သန္တိ-ကုန်၏၊ တေပိ သာ

ဝကာ-တို့သည်လည်း၊ နာဠုပုတ္တိယေသု-ကုန်သော၊ တေသုနိဂဏ္ဍေယု-တို့၌၊ နိဗ္ဗိန္ဒရူပါ-ကုန်သည်၊ ဝိရတ္တရူပါ-ကုန်သည်၊ ပဋိဝါနရူပါ-ကုန်သည်၊ ဇာတာ-ပါကုန်ပြီ၊ ဣတိ ဧဝံ-သို့၊ အာဟ-ပါ၏၊ ဣတိ-သို့၊ အဝေါစ-ပြီ။

အသမ္မာသမ္ဗုဒ္ဓပုဗ္ဗဝေဒိတဓမ္မဝိနယ

၁၆။ ဧဝံ-သို့၊ ဝုတ္တေ-အရှင်အာနန္ဒာက လျှောက်အပ်သည် ရှိသော်၊ ဘဂဝါ-သည်၊ စုန္ဒ-သော၊ သမဏုဒ္ဓေသံ-ကို၊ ဧတံ ဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိ-သိ၊ အဝေါစ-နည်း။

စုန္ဒ-နွ၊ ဒုရက္ခာတေ-သော၊ ဒုပ္ပဝေဒိတေ-သော၊ အနိယျာနိကေ-သော၊ အနုပသမသံဝတ္တနိကေ-သော၊ အသမ္မာသမ္ဗုဒ္ဓပုဗ္ဗဝေဒိတေ-သော၊ ဓမ္မဝိနယေ-၌၊ ဧတံဝိဟရဏံ-ဤန္တတ်လှိုထိုးစွာ ငြင်းခုံကြလျက် နေရခြင်းသည်၊ ဝေဠု-ဤသို့ စုန္ဒလျှောက်သည့်အတိုင်းသာ၊ ဟောတိ-ဖြစ်တတ်ပေ၏၊ စုန္ဒ-နွ၊ ဣဇဏမသ္မိ-လောကေ-၌၊ သတ္တာစ-ဆရာသည်လည်း၊ အသမ္မာသမ္ဗုဒ္ဓေါ-မဖောက်ပြန် ကိုယ်တိုင် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် မသိမြင်တတ်သည်၊ ဟောတိ-၏၊ ဓမ္မောစ-သည်လည်း၊ ဝါ-ကိုလည်း၊ ဒုရက္ခာတော-အပ်သည်၊ ဒုပ္ပဝေဒိတော-အပ်သည်၊ အနိယျာနိကော-သည်၊ အနုပသမသံဝတ္တနိကော-သည်၊ အသမ္မာသမ္ဗုဒ္ဓပုဗ္ဗဝေဒိတော-သည်၊ ဟောတိ-၏၊ သာဝကောစ-သာဝက သည်လည်း၊ ဝါ-တပည့်သည်လည်း၊ တသ္မိံ ဓမ္မေ-ထို ဆရာဟောအပ်သော မုတ္တိတရား၌၊ ဓမ္မာနုဓမ္မပုဂ္ဂိုလန္ဓော-မုတ္တိတရား အားလျော်သော ကျင့်ဝတ်တရား ကို ကျင့်တတ်သည်၊ ဟုတော-၍၊ န ဝိဟရတိ-မနေခဲ့၊ သာမိစိပုဂ္ဂိုလန္ဓော-မုတ္တိတရား အားလျော်သော အကျင့်ကို ကျင့်တတ်သည်၊ ဟုတော-၍၊ န ဝိဟရတိ-ခဲ့၊ အနုဓမ္မ-စာရီ-မုတ္တိတရားသို့ အစဉ်လိုက်၍ ကျင့်ခြင်းအလေ့ရှိသည်၊ ဟုတော-၍၊ န ဝိဟရ-တိ-ခဲ့၊ တမ္မာ ဓမ္မာ-ထိုဆရာဟောအပ်သော မုတ္တိတရားမှ၊ ဝေါက္ကမ္မစ-ကြည့်၍ လည်း၊ ဝတ္တတိ-ကျင့်တတ်၏၊ သောသာဝကော-သည်၊ ဝါ-ကို၊ ဧဝံ-သို့၊ ဝစနိ ယော-ဆိုအပ်သည်၊ အဿ-ရာ၏၊ ကိ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊ အာဝု-သော-ငါ့ရှင်၊ ယသ္မာ-ကြောင့်၊ တေ-၏၊ သတ္တာစ-သည်လည်း၊ အသမ္မာ-သမ္ဗုဒ္ဓေါ-ခဲ့၊ ဓမ္မောစ-ကိုလည်း၊ ဒုရက္ခာတော-အပ်ခဲ့၏၊ ဒုပ္ပဝေဒိတော-အပ် ခဲ့၏၊ အနိယျာနိကော-ခဲ့၊ အနုပသမသံဝတ္တနိကော -ခဲ့၊ အသမ္မာသမ္ဗုဒ္ဓပုဗ္ဗဝေ- ဒိတော-အပ်ခဲ့၊ တုဉ္ဇ-သင်သည်လည်း၊ တသ္မိံ ဓမ္မေ-၌၊ ဓမ္မာနုဓမ္မပုဂ္ဂိုလန္ဓော- သည်၊ ဟုတော-၍၊ န ဝိဟရသိ-ခဲ့၊ သာမိစိပုဂ္ဂိုလန္ဓော-သည်၊ ဟုတော-၍၊ န ဝိဟ- ရသိ-ခဲ့၊ အနုဓမ္မစာရီ-သည်၊ ဟုတော-၍၊ န ဝိဟရသိ-ခဲ့၊ တမ္မာ ဓမ္မာ-မှ၊ ဝေါက္ကမ္မစ-၍လည်း၊ ဝတ္တသိ-ခဲ့၏၊ တသ္မာ-ကြောင့်၊ တဿတေ-ထိုသင်သည်၊ ဧတေ အဓမ္မာနုဓမ္မပုဂ္ဂိုလန္ဓော- ဤ မုတ္တိတရားအားလျော်သော ကျင့်

ဝတ် တရားကို မကျင့်ခြင်း အစရှိသော . ဂုဏ်ကျေးဇူးတို့ကို၊ ဝါ-တို့သည်၊ လာဘာ-ရအပ်ပေကုန်၏။ ဝါ-ရအပ်သော လာဘ်အထူးတို့ ပေတည်း၊ တဿ-တေ-ထိုသင်သည်။ မနုဿတ္တမ္ဗိ-လူ၏အဖြစ်ကိုလည်း၊ သုလဒ္ဓိ-ကောင်းစွာ ရအပ်ပေပြီ၊ ဣတိဇေ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏၊ စန္ဒ-နန္ဒ၊ ဣတိခေါ- ဤသို့ သာလျှင်၊ တတ္ထတသ္မိံ ဓမ္မဝိနယေ-၌၊ သတ္တာပိ-ဆရာကိုလည်း၊ ဂါရယော-ကဲ့ရဲ့အပ်၏၊ ဝါ-ကဲ့ရဲ့ထိုက်၏၊ တတ္ထတသ္မိံ ဓမ္မဝိနယေ-၌၊ ဓမ္မောပိ မုတ္တိတရားကိုလည်း၊ ဂါရယော-၏၊ တတ္ထတသ္မိံ ဓမ္မဝိနယေ-၌၊ သာဝကောစ-ကိုသာ၊ ဇေ-ဤသို့၊ ဝါ-ဤပုံ၊ ဝါ-ဤသို့ ဝါတရား ဟောတော်မူသည့် အတိုင်း၊ ပါသံသော-ချီးမွမ်းအပ်၏၊ ဝါ-ချီးမွမ်းထိုက်၏။

. စန္ဒ-နန္ဒ၊ ယောအာစရိယော-သည်၊ ဝေရူပံ-ဤသို့သဘောရှိသော၊ သာဝကံ-ကို၊ ဇေ-သို့၊ ဝဒေယျ-ပြောဆိုရာ၏၊ ကိ-သို့၊ ဝဒေယျ-နည်း၊ အာယသ္မာ-အရှင်သည်၊ တေ-လာပါလော၊ ယထာ-အကြင်သို့သော အခြင်းအရာအားဖြင့်၊ တေ-၏၊ သတ္တာရာ-ဆရာသည်၊ ဓမ္မော-တရားကို၊ ဒေသိတော-သိစေအပ်ပြီ၊ ဝါ-ဟောအပ်ပြီ၊ ပညတ္တော-ပညတ်အပ်ပြီ၊ ဝါ-အပြားအားဖြင့် သိစေအပ်ပြီ၊ တထာ-ထိုဆရာဟောအပ်တိုင်းသော အခြင်းအရာအားဖြင့်၊ ပဋိပဇ္ဇတု-ကျင့်ပါလော၊ ဣတိဇေ-သို့၊ ဝဒေယျ-ရာ၏၊ ယောစ အာစရိယော-သည်လည်း၊ . တံ အန္ဓေဝါသိ-ထိုအနီးနေ တပည့်ကို၊ သမာဒပေတိ-ကောင်းစွာ ယူစေ၏၊ ဝါ-ဆောက်တည်စေ၏၊ ယဉ္ဇ အန္ဓေဝါသိ-ကိုလည်း၊ သမာဒပေတိ-၏၊ သမာဒပိတော-ကောင်းစွာယူစေအပ်ပြီးသော၊ ယောစ အန္ဓေဝါ-သိကော-သည်လည်း၊ တထတ္ထာယ-ထိုဆရာသည် ဆောက်တည်စေအပ်သော အခြင်းအရာ၏ အဖြစ်ဟူသော အကျိုးငှာ၊ ပဋိပဇ္ဇတိ-ကျင့်၏၊ သဗ္ဗေ-အလုံးစုံ ကုန်သော၊ တေပုဂ္ဂလာ-ထိုသုံးယောက်ကုန်သော ဆရာ တပည့် ကျင့်သော ပုဂ္ဂိုလ်တို့သည်၊ ဗဟံ-များစွာသော၊ အပုညံ-မကောင်းမှုကို၊ ပသဓန္တိ-ပွားစေကြကုန်၏၊ ကိဿဟေတု-အဘယ် အကြောင်းကြောင့်၊ သဗ္ဗေ-ကုန်သော၊ တေပုဂ္ဂလာ-တို့သည်၊ ဗဟံ-သော၊ အပုညံ-ကို၊ ပသဓန္တိ-ကုန်သနည်း၊ စန္ဒ-နန္ဒ၊ ဟိယသ္မာ-ကြောင့်၊ ဒုရက္ခာတေ-သော၊ ဒုပ္ပဝေဒိတေ-သော၊ အနိယျာနိကေ-သော၊ အနုပသမသံဝတ္တိနိကေ-သော၊ အသမ္မာသမ္ဗုဒ္ဓပုဂ္ဂိုလ်တမ္ဗဝိနယ-သော၊ ဓမ္မဝိနယေ-၌၊ ဧတံ အပုညပသဝနံ-ဤသို့ မကောင်းမှုကို ပွားစေခြင်းသည်၊ ဝေဠု-ဤသို့သာလျှင်၊ ဟောတိ-ဖြစ်တတ်၏၊ တသ္မာ-ကြောင့်၊ သဗ္ဗေ-ကုန်သော၊ တေပုဂ္ဂလာ-တို့သည်၊ ဗဟံ-သော၊ အပုညံ-ကို၊ ပသဓန္တိ-ကုန်၏။

၁၆၇။ စန္ဒ-နန္ဒ၊ ဣဇ္ဇမသ္မိံ လောကေ-၌၊ သတ္တာစ-သည်လည်း၊ အသမ္မာ-သမ္ဗုဒ္ဓေါ-သည်၊ ဟောတိ-၏၊ ဓမ္မောစ-သည်လည်း၊ ဝါ-ကိုလည်း၊ ဒုရက္ခာ-တော-သည်၊ ဒုပ္ပဝေဒိတော-သည်၊ အနိယျာနိကော-သည်၊ အနုပသမသံ-

ဝတ္တနိကော-သည်၊ အသမ္မာသမ္ဗုဒ္ဓပုဗ္ဗဝေဒိတော-သည်၊ ဟောတိ-၏၊ သာဝ-
 ကောစ-သည်လည်း၊ တသ္မိံ ဓမ္မေ-၌၊ ဓမ္မာနုဓမ္မပုဂ္ဂိုပန္နော-သည်၊ သာမိစိပုဂ္ဂို-
 ပန္နော-သည်၊ အနုဓမ္မစာရီ-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ တံဓမ္မံ-ထိုဆရာ
 ဟောအပ်သော မုတ္တိတရားကို၊ သမာဒါယ-ကောင်းစွာယူ၍၊ ဝါ-ဆောက်
 တည်၍၊ ဝတ္တတိ-၏၊ သောသာဝကော-သည်၊ ဝါ-ကို၊ ဧဝံ-သို့၊ ဝစနိယော-
 သည်၊ အဿ-ရာ၏၊ ကိံ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊ အာဝုသော-
 ရှင်၊ ယသ္မာ ကြောင့်၊ တေ-၏၊ သတ္တာစ-သည်လည်း၊ အသမ္မာသမ္ဗုဒ္ဓေါ-ခွဲ၊
 ဓမ္မောစ-ကိုလည်း၊ ဒုရက္ခာတော-အပ်ခဲ့၏၊ ဒုပုဗ္ဗဝေဒိတော-အပ်ခဲ့၏၊ အနိယျာ-
 နိကော-ခွဲ၏၊ အနုပသမသံဝတ္တနိကော-ခွဲ၊ အသမ္မာသမ္ဗုဒ္ဓပုဗ္ဗဝေဒိတော-အပ်
 ခဲ့၏၊ တံ-သည်လည်း၊ တသ္မိံ ဓမ္မေ-၌၊ ဓမ္မာနုဓမ္မပုဂ္ဂိုပန္နော-သည်၊ သာမိစိပုဂ္ဂို-
 ပန္နော-သည်၊ အနုဓမ္မစာရီ-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ တံဓမ္မံ-ကို၊ သမာ-
 ဒါယ-၍၊ ဝတ္တသိ-၏၊ တသ္မာ-ကြောင့်၊ တဿ တေ-သည်၊ ဧတေဓမ္မာနုဓမ္မပုဂ္ဂို-
 ပတ္တိအာဒယော-ဤမုတ္တိတရားအား လျော်သော ကျင့်ဝတ်တရားကို ကျင့်ခြင်း
 အစရှိသောလက်ကိုင်သည်၊ အလာဘာ-လာဘ်ကောင်း လာဘ်မြတ်သို့ မဟုတ်
 ကုန်၊ ဝါ-ရအပ်သောလာဘ်ထူးတို့ မဟုတ်ကုန်၊ တဿ တေ-သည်၊ မနုဿတ္တမ္ဘိ-
 ကိုလည်း၊ ဒုလ္လဒ္ဓံ-ပေပြီ၊ ဣတိဧဝံ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏၊ စုန္ဒ-နွ၊
 ဣတိဓေါ-သို့သာလျှင်၊ တတ္ထတသ္မိံ ဓမ္မဝိနယေ-၌၊ သတ္တာပိ-ကိုလည်း၊ ဝါရယော-
 အပ်၏၊ တတ္ထတသ္မိံ ဓမ္မဝိနယေ-၌၊ ဓမ္မောပိ-ကိုလည်း၊ ဝါရယော-၏၊ တတ္ထ-
 တသ္မိံ ဓမ္မဝိနယေ-၌၊ သာဝကောပိ-ကိုလည်း၊ ဧဝံ-သို့၊ ဝါရယော-အပ်၏၊ စုန္ဒ-နွ၊
 ယောအာစရိယော-သည်၊ ဧဝရူပံ-သော၊ သာဝကံ-ကို၊ ဧဝံ-သို့၊ ဝဒေယျ-ရာ၏၊
 ကိံ-သို့၊ ဝဒေယျ-နည်း၊ အဒ္ဓါ-စင်စစ်ကေနအမှန်မချွတ်၊ အာယသ္မာ-သည်၊
 ဉာယပုဂ္ဂိုပန္နော-မုတ္တိတရားကို သိကြောင်းဖြစ်သော ဓမ္မာနုဓမ္မအကြောင်းတရား
 ကို ကျင့်သည်၊ ဟုတော-၍၊ ဉာယံ-မုတ္တိတရားကို သိကြောင်းဖြစ်သော ဓမ္မာနု
 ဓမ္မ အကြောင်းတရားကို၊ အာရာဓေသတိ - ပြီးစေလိမ့်လတ္တံ့၊ ဣတိဧဝံ-သို့၊
 ဝဒေယျ-ရာ၏၊ ယောစအာစရိယော-သည်လည်း၊ ပသံသတိ-ချီးမွမ်းတတ်၏၊
 ယဉ္ဇအန္တေဝါသိ- ကို၊ ပသံသတိ-၏၊ ပသံသိတော- ချီးမွမ်းအပ်ပြီးသော၊
 ယောအန္တေဝါသိကော-သည်လည်း၊ ဘိယျောသော-လွန်ကဲသော၊ မတ္တာယ-
 အတိုင်းအရှည်ဖြင့်၊ ဝီရိယံ-ဝီရိယကို၊ အာရဘတိ-အားထုတ်၏၊ သဗ္ဗေ-ကုန်
 သော၊ တေပုဂ္ဂလာ-ထိုသုံးယောက်ကုန်သော ဆရာ၊ တပည့်၊ ကျင့်တတ်သော
 ပုဂ္ဂိုလ်တို့သည်၊ ဗဟံ-သော၊ အပုညံ-ကို၊ ပသဝန္တိ-ကုန်၏၊ ကိဿဟေတု-
 ကြောင့်၊ သဗ္ဗေ-ကုန်သော၊ တေပုဂ္ဂလာ-တို့သည်၊ ဗဟံ-သော၊ အပုညံ-ကို၊
 ပသဝန္တိ-ကုန်သနည်း၊ စုန္ဒ-နွ၊ ဟိယသ္မာ-ကြောင့်၊ ဒုရက္ခာတော-သော၊ ဒုပု-
 ဝေဒိတော- သော၊ အနိယျာနိကော- သော၊ အနုပသမသံဝတ္တနိကော- သော၊
 အသမ္မာသမ္ဗုဒ္ဓပုဗ္ဗဝေဒိတော-သော၊ ဓမ္မဝိနယေ-၌၊ ဧဝံအပုညပသဝနံ-သည်။

ဝေဠု-သို့သာလျှင်၊ ဟောတိ-၏၊ တသ္မာ-ကြောင့်၊ သဗ္ဗေ-ကုန်သော၊ တေ ပုဂ္ဂ
လာ-တို့သည်၊ ဗဟံ-သော၊ အပုညံ-ကို၊ ပသဝံန္တိ-ကုန်၏။

သမ္မာသမ္ဗုဒ္ဓပုဗ္ဗေဒိတဓမ္မဝိနယ

၁၆၈။ စန္ဒ-န၊ ဣဇ္ဇမသ္မိံလောကေ-၌၊ သတ္တာစ-သည်လည်း၊ သမ္မာ-
သမ္ဗုဒ္ဓေါ-မဖောက်မပြန် ကိုယ်တော်တိုင်သာ သစ္စာလေးပါး မြတ်တရားကို
ပိုင်းခြားထင်ထင် သိမြင်တတ်သည်၊ ဟောတိ-၏၊ ဓမ္မောစ-သည်လည်း၊ ဝါ-
ကိုလည်း၊ သွာက္ခာတော-ကောင်းစွာဟောအပ်သည်၊ သုပ္ပဝေဒိတော-ကောင်း
စွာ သိစေအပ်သည်၊ နိယျာနိကော-သံသရာဝဋ်မှထုတ်ဆောင်လျက် သွားတတ်
သည်၊ ဝါ-မဂ်ဖိုလ်အကျိုးငှာဖြစ်တတ်သည်၊ ဥပသမသံဝတ္တနိကော-ရာဂ အစ
ရှိသော ကိလေသာတို့၏ ငြိမ်းအေးခြင်းငှာ ဖြစ်သည်၊ ဝါ- ရာဂ အစရှိသော
ကိလေသာတို့၏ ငြိမ်းအေးခြင်းကိုဖြစ်စေတတ်သည်၊ သမ္မာသမ္ဗုဒ္ဓပုဗ္ဗေဒိတော-
မြတ်စွာဘုရားသည် ဟောအပ်သည်၊ ဟောတိ-၏၊ သာဝကောစ-သည်လည်း၊
တသ္မိံဓမ္မေ-ထိုကိုးပါးသော လောကုတ္တရာတရား၌၊ ဓမ္မာနုဓမ္မပ္ပဋိပန္နော- ကိုး
ပါးသော လောကုတ္တရာတရားအား လျော်သောကျင့်ဝတ်ကို ကျင့်တတ်သည်၊
ဟုတ္တာ-၍၊ န ဝိဟရတိ-ခဲ့၊ သာမိစိပ္ပဋိပန္နော-ကိုးပါးသော လောကုတ္တရာတရား
အား လျော်သောကျင့်ကို ကျင့်တတ်သည်၊ ဟုတ္တာ-၍၊ နဝိဟရတိ-ခဲ့၊ အနု-
ဓမ္မစာရီ-ကိုးပါးသော လောကုတ္တရာတရားသို့ အစဉ်လိုက်တတ်သောကျင့်ကို
ကျင့်ခြင်းအလေ့ရှိသည်၊ ဟုတ္တာ-၍၊ န ဝိဟရတိ-ခဲ့၊ တမ္မာ ဓမ္မာ-ထိုကိုးပါးသော
လောကုတ္တရာတရားမှ၊ ဝေဂ္ဂိက္ကမ္မစ-ကြပ်၍ကြပ်၍လည်း၊ ဝတ္တတိ-ကျင့်တတ်၏၊
သောသာဝကော-သည်၊ ဝါ-ကို၊ ဝေဝံ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏၊
ကိံ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊ အာရုသော-ရှင်၊ ယသ္မာ-ကြောင့်၊
တေ-၏၊ သတ္တာစ-သည်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-ခဲ့၏၊ ဓမ္မောစ-ကိုလည်း၊ သွာက္ခာ-
တော- အပ်ခဲ့၏၊ သုပ္ပဝေဒိတော-၏၊ နိယျာနိကော-၏၊ ဥပသမ သံဝတ္တနိ
ကော- ၏၊ သမ္မာသမ္ဗုဒ္ဓပုဗ္ဗေဒိတော-၏၊ တံစ-သည်လည်း၊ တသ္မိံဓမ္မေ-၌၊
ဓမ္မာနုဓမ္မပ္ပဋိပန္နော-သည်၊ ဟုတ္တာ-၍၊ န ဝိဟရသိ-ခဲ့၊ သာမိစိပ္ပဋိပန္နော-သည်၊
ဟုတ္တာ-၍၊ န ဝိဟရသိ-ခဲ့၊ အနုဓမ္မစာရီ-သည်၊ ဟုတ္တာ-၍၊ နဝိဟရသိ-ခဲ့၊ တမ္မာ-
ဓမ္မာ-မှ၊ ဝေဂ္ဂိက္ကမ္မစ-၍လည်း၊ ဝတ္တသိ-ခဲ့၏၊ တသ္မာ-ကြောင့်၊ တဿတေ-သည်၊
တေ အဓမ္မာနုဓမ္မပ္ပဋိပတ္တိ အာဒယော-၍ ကိုးပါးသော လောကုတ္တရာတရား
အား လျော်သောကျင့်ဝတ်ကို မကျင့်ခြင်း အစရှိသော လာဘ်တို့သည်၊ အလာ
ဘာ-လာဘ်ကောင်း၊ လာဘ်မြတ်တို့မဟုတ်ကုန်၊ ဝါ- ရအပ်သော လာဘ်အ-ထူး
တို့ မဟုတ်ကုန်၊ တဿ တေ-သည်၊ မနုဿတ္တမ္ပိ-ကိုလည်း၊ ဒုလ္လဒ္ဓံ-ရအပ်ပေပြီ၊
ဣတိဝေဝံ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏၊ စန္ဒ-န၊ ဣတိဝေဝံ-သို့သာလျှင်၊
တတ္ထ တသ္မိံဓမ္မဝိနယေ-၌၊ သတ္တာပိ- ကိုလည်း၊ ပါသံသော-ချီးမွမ်းအပ်၏၊

ဝါ-ချီးမွမ်းထိုက်၏၊ တတ္တတသို့ ဓမ္မဝိနယေ-၌၊ ဓမ္မောပိ-ကိုလည်း၊ ပါသံသော-
 အပ်၏၊ တတ္တတသို့ ဓမ္မဝိနယေ-၌၊ သာဝကောစ-ကိုသာ၊ ဧဝံ-သို့၊ ဝါရယော-
 အပ်၏၊ စုန္ဒ-နွ၊ ယောအာစရိယော- သည်၊ ဧဝရူပံ-သော၊ သာဝကံ-ကို၊
 ဧဝံ-သို့၊ ဝဒေယျ-ရာ၏၊ ကိံ-သို့၊ ဝဒေယျ-နည်း၊ အာယသ္မာ-သည်၊ ဧတု-
 လော၊ ယထာ-အားဖြင့်၊ တေ-၏၊ သတ္တာရာ-သည်၊ ဓမ္မော-ကို၊ ဒေသိတော-
 အပ်ပြီ၊ ပညတ္တော- အပ်ပြီ၊ တထာ- အားဖြင့်၊ ပဋိပဇ္ဇတု-လော၊ ဣသိဧဝံ-သို့၊
 ဝဒေယျ- ရာ၏၊ ယောစ အာစရိယော - သည်လည်း၊ သမာဒပေတိ - ၏၊
 ယံ စ အန္တေဝါ သိံ - ကိုလည်း၊ သမာဒပေတိ-၏၊ သမာဒပိတော-သော၊
 ယော စ အန္တေဝါ သိကော- သည်လည်း၊ တထတ္တာယ- ဌာ၊ ပဋိပဇ္ဇတိ- ၏၊
 သဗ္ဗေ-ကုန်သော၊ တေ ပုဂ္ဂလာ-တို့သည်၊ ဗဟုံ-သော၊ ပုညံ-ကို၊ ပသဝန္တိ-
 ကုန်၏၊ ကိဿ ဟေတု-ကြောင့်၊ သဗ္ဗေ-ကုန်သော၊ တေ ပုဂ္ဂလာ-တို့သည်၊
 ဗဟုံ-သော၊ ပုညံ-ကို၊ ပသဝန္တိ-ကုန်သနည်း၊ စုန္ဒ-နွ၊ ဟိ ယသ္မာ-ကြောင့်၊
 သွာက္ခာတေ-အပ်သော၊ သုပ္ပဝေဒိတေ-အပ်သော၊ နိယျာနိကေ-သော၊ ဥပ-
 သမ သံဝတ္တနိကေ-သော၊ သမ္မာသမ္ဗုဒ္ဓပုဝေဒိတေ-သော၊ ဓမ္မ ဝိနယေ-၌၊
 တေ ပုညပသဝနံ-သည်၊ ဧဝံ-သို့သာလျှင်၊ ဟောတိ-ကတ်ပေ၏၊ တသ္မာ-
 ကြောင့်၊ သဗ္ဗေ-ကုန်သော၊ တေ ပုဂ္ဂလာ-တို့သည်၊ ဗဟုံ-သော၊ ပုညံ-ကို၊
 ပသဝန္တိ-ကုန်၏။



၁၆၉။ စုန္ဒ-နွ၊ ဣဓ ဣမသို့ လောကေ-၌၊ သတ္တာ စ- သည်လည်း၊
 သမ္မာသမ္ဗုဒ္ဓေါ-သည်၊ ဟောတိ-၏၊ ဓမ္မော စ-သည်လည်း၊ ဝါ-ကိုလည်း၊
 သွာက္ခာတေ-အပ်သည်၊ သုပ္ပဝေဒိတေ-သည်၊ နိယျာနိကေ-သည်၊ ဥပသမ-
 သံဝတ္တနိကေ-သည်၊ သမ္မာသမ္ဗုဒ္ဓပုဝေဒိတေ- အပ်သည်၊ ဟောတိ-၏၊
 သာဝကော စ-သည်လည်း၊ တသို့ ဓမ္မေ-၌၊ ဓမ္မာနုဓမ္မပုဂ္ဂိုလန္နော-သည်၊ သာမိ-
 စိပုဂ္ဂိုလန္နော-သည်၊ အနုဓမ္မစာရိ-သည်၊ ဟုတွာ-၍၊ ဝိဟရတိ-၏၊ တံ ဓမ္မံ-ကို၊
 သမာဒါယ-၍၊ ဝတ္တတိ-၏၊ ဘော သာဝကော-သည်၊ ဝါ-ကို၊ ဧဝံ-သို့၊
 ဝစနိယော-အပ်သည်၊ အဿ-ရာ၏၊ ကိံ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊
 အာဝုသော-ရှင်၊ ယသ္မာ-ကြောင့်၊ တေ-၏၊ သတ္တာ စ-သည်လည်း၊ သမ္မာ-
 သမ္ဗုဒ္ဓေါ-ခွဲ၊ ဓမ္မော စ-ကိုလည်း၊ သွာက္ခာတေ-အပ်ခဲ့၏၊ သုပ္ပဝေဒိတေ-
 အပ်ခဲ့၏၊ နိယျာနိကေ-၏၊ ဥပသမသံဝတ္တနိကေ-ခွဲ၏၊ သမ္မာသမ္ဗုဒ္ဓပုဝေဒိ-
 တေ-အပ်ခဲ့၏၊ တူဇ-သည်လည်း၊ တသို့ ဓမ္မေ-၌၊ ဓမ္မာနုဓမ္မပုဂ္ဂိုလန္နော-သည်၊
 သာမိစိပုဂ္ဂိုလန္နော-သည်၊ အနုဓမ္မစာရိ-သည်၊ ဟုတွာ-၍၊ ဝိဟရတိ-ခွဲ၏၊ တံ ဓမ္မံ-
 ကို၊ သမာဒါယ-၍၊ ဝတ္တသိ-ခွဲ၏၊ တသ္မာ-ကြောင့်၊ တဿ တေ-အား၊ ဝါ-
 သည်၊ ဧတေ ဓမ္မာနုဓမ္မပုဂ္ဂိုလ်တို့ အာဒယော-ဤ ကိုးပါးသော လောကုတ္တရာ
 တရားအားလျော်သော ကျင့်ဝတ်ကိုကျင့်ခြင်း အစရှိသောဂုဏ်ကျေးဇူးတို့သည်၊

ဝါ-တို့ကို၊ လာဘာ-ရအပ်ပေကုန်ပြီ၊ ဝါ-ရအပ်သော လာဘ်ကောင်း၊ လာဘ်
 မြတ်၊ လာဘ်ထူးတို့ပေတည်း၊ တဿတေ-သည်၊ မနုဿတ္တမ္ဘိ-ကိုလည်း၊ သုလဒ္ဓိ-
 ပေပြီ၊ ဣတိ ဝေ-သို့၊ ဝစနိယော-အပ်သည်၊ အဿ-ရာ၏၊ စုန္ဒ-နွ၊ ဣတိခေါ-
 သို့သာလျှင်၊ တတ္ထ တသ္မိံ ဓမ္မဝိနယေ-၌၊ သတ္တာပိ-ကိုလည်း၊ ပါသံသော-
 အပ်၏၊ တတ္ထ တသ္မိံ ဓမ္မဝိနယေ-၌၊ ဓမ္မောပိ-ကိုလည်း၊ ပါသံသော-အပ်၏၊
 တတ္ထ တသ္မိံ ဓမ္မဝိနယေ-၌၊ သာဝကောပိ-ကိုလည်း၊ ဝေ-သို့၊ ပါသံသော-
 အပ်၏၊ စုန္ဒ-နွ၊ ယော အာစရိယော-သည်၊ ဝေရူပံ-သော၊ သာဝကံ-ကို၊
 ဝေ-သို့၊ ဝဒေယျ-၏၊ ကိံ-သို့၊ ဝဒေယျ-နည်း၊ အဒ္ဓါ-မချွတ်၊ အာယသ္မာ-
 သည်၊ ဉာယပုဋိပန္နော-နိဗ္ဗာန်ကို သိကြောင်းဖြစ်သော ဓမ္မာနုဓမ္မ အကြောင်း
 တရားကို ကျင့်တတ်သည်၊ ဟုတွာ-၍၊ ဉာယံ-နိဗ္ဗာန်ကို သိကြောင်းဖြစ်သော
 ဓမ္မာနုဓမ္မအကြောင်းတရားကို၊ အာရာဇေသတိ-ပြီးစေနိုင်ပါလိမ့်လတ္တံ့၊ ဣတိ
 ဝေ-သို့၊ ဝဒေယျ-ရာ၏၊ ယော စ အာစရိယော-သည်လည်း၊ ပသံသတိ-၏၊
 ယဉ္စ အန္တေဝါသိ-ကိုလည်း၊ ပသံသတိ-၏၊ ပသံသိတော-သော၊ ယော စ
 အန္တေဝါသိကော-သည်လည်း၊ ဘိယျောံသော မတ္တာယ-အဘိုးထက်အလွန်၊
 ဝိရိယံ-ကို၊ အာရဘတိ-၏၊ သဗ္ဗေ-ကုန်သော၊ တေပုဂ္ဂလာ-တို့သည်၊ ဗဟံ-သော၊
 ပုညံ-ကို၊ ပသဝန္တိ-ကုန်၏၊ ကိဿ ဟေတု-ကြောင့်၊ သဗ္ဗေ-ကုန်သော၊ တေ
 ပုဂ္ဂလာ-တို့သည်၊ ဗဟံ-သော၊ ပုညံ-ကို၊ ပသဝန္တိ-ကုန်သည်၊ စုန္ဒ-နွ၊ ဟိ
 ယသ္မာ-ကြောင့်၊ သွာက္ခာတေ-သော၊ သုပ္ပဇေဒိတေ-သော၊ နိယျာနိကော-သော၊
 ဥပသမသံစတ္တနိကော-သော၊ သမ္မာသမ္ဗုဒ္ဓပုဇေဒိတေ-သော၊ ဓမ္မဝိနယေ-၌၊
 တေ ပုညပသဝနံ-သည်၊ ဝေဠိ-သို့သာလျှင်၊ ဟောတိ-၏၊ တသ္မာ-ကြောင့်၊
 သဗ္ဗေ-ကုန်သော၊ တေ ပုဂ္ဂလာ-တို့သည်၊ ဗဟံ-သော၊ ပုညံ-ကို၊ ပသဝန္တိ-
 ကုန်၏။

သာဝကောနုတပ္ပသတ္တု

၁၇၀။ စုန္ဒ-နွ၊ ဣဓ ဣမသ္မိံ လောကေ-၌၊ အရဟံ- ကိလေသာ မြူမွှေး
 ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူပြီးသော၊ သမ္မာသမ္ဗုဒ္ဓေါ-မဖောက်
 မပြန် ကိုယ်တော်တိုင်သာ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင်
 သိမြင်တော်မူပြီးသော၊ သတ္တာစ-ဆရာသည်လည်း၊ ဥဒပါဒိ-ထင်ရှား ဖြစ်ပေါ်
 လာပြီ၊ သုပ္ပဇေဒိတော-သော၊ နိယျာနိကော-သော၊ ဥပသမသံစတ္တနိကော-
 သော၊ သမ္မာသမ္ဗုဒ္ဓပုဇေဒိတော-သော၊ ဓမ္မော စ-ကိုလည်း၊ သွာက္ခာတော-
 ကေဒ်းစွာ ဟောတော်မူအပ်ခဲ့ပြီ၊ အဿ သတ္ထုနော-၏၊ သာဝကော-တို့သည်၊
 အဿ သတ္ထုနော-၏၊ သဒ္ဓမ္မေ-ထင်ရှားရှိသောတရား၌၊ ဝါ-ချီးမွမ်းအပ်သော
 တရား၌၊ ဝါ-သူတော်ကောင်းတို့၏ တရား၌၊ အဝိညာပိတတ္တာစ- သိစေအပ်
 ပြီးသော ပရမတ္ထနိဗ္ဗာန် မရှိကုန်သည်လည်း၊ ဝါ-သိစေအပ်ပြီးသော လေးပါး

သော သစ္စာဟူသော အနက် မရှိကုန်သည်လည်း၊ ဟောန္တိ-ကုန်၏၊ တေသံ သာဝကာနံ-တို့အား၊ ကေဝလံ ပရိပူရံ-အလုံးစုံ ထက်ဝန်းကျင်မှ ပြည့်သော၊ ဗြဟ္မစရိယံစ-မြတ်သောအကျင့်သည်လည်း၊ ဝါ-ကိုလည်း၊ အာဝိကတံ-ထင်စွာ ပြုအပ်ပြီးသည်၊ ဥတ္တာနိကတံ-ပေါ်လွင်အောင် ပြုအပ်ပြီးသည်၊ သဗ္ဗသင်္ဂါဟ-ပဒကတံ-အလုံးစုံသော သာသနာတော်၏ အနက်ကို သိမ်းယူတတ်သော ပုဒ်တို့ဖြင့် တပေါင်းတည်း ပြုအပ်ပြီးသည်၊ ဝါ-ပြုအပ်ပြီးသော အလုံးစုံသော သိမ်းယူသင့် သိမ်းယူထိုက်သော ပုဒ်ရှိသည်၊ သပ္ပာဒ္ဓိဟိရကတံ-ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့ကို ပယ်ရှား တားမြစ်ခြင်းနှင့် တကွဖြစ်အောင် ပြုအပ်ပြီးသည်၊ ဝါ-ဆုံးမ အပ်သည့်အတိုင်း ကျင့်သောသတ္တဝါတို့ကို ဝဋ်ဒုက္ခမှ ထုတ်လျက် နိဗ္ဗာန်သို့ ဆောင်ပို့ခြင်းနှင့်တကွ ဖြစ်အောင် ပြုအပ်ပြီးသည်၊ ယာဝဒေဝ-မနုဿေဟိ-နတ်လူတို့တိုင်အောင်၊ ဝါ-နတ်လူတို့ကို ပျံ့နှံ့စေ၍၊ သုပ္ပကာသိတံ-ကောင်းစွာ ထင်စွာ ပြုအပ်ပြီးသည်၊ န ဟောတိ-မဖြစ်သေး၊ အထ-ကိစ္စ မပြီးသေးမီ ထိုအကြား၌၊ နေသံ သာဝကာနံ-တို့၏၊ သတ္ထုနော-၏၊ အန္တရဓာနံ-ကွယ်ပျောက်ခြင်းသည်၊ ဟောတိ-၏၊ စုန္ဒ-န္ဒ၊ ဝေရူပေါ-သော၊ သတ္တာ-သည်၊ ကာလကံတော-သေသည်၊ သမာနော-သော်၊ သာဝကာနံ-တို့ကို၊ အနုတပွော-အဖန်ဖန် ပူလောင်စေတတ်သည်၊ ဟောတိ-၏၊ ကိဿဟေတု-ကြောင့်၊ ဝေရူပေါ-သော၊ သတ္တာ-သည်၊ ကာလကံတော-သည်၊ သမာနော-သော်၊ သာဝကာနံ-တို့ကို၊ အနုတပွော-သည်၊ ဟောတိ-နည်း၊ ဟိယသ္မာ-ကြောင့်၊ လောကေ-၌၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-သော၊ နော-တို့၏၊ သတ္တာစ-သည်လည်း၊ ဥဒပါဒိ-ခဲ့ပြီ၊ သပ္ပဝေဒိတော-သော၊ နိယျာနိကော-သော၊ ဥပသမသံဝတ္တ-နိကော-သော၊ သမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတော-သော၊ ဓမ္မောစ-ကိုလည်း၊ သ္မာက္ခာ-တော-အပ်ခဲ့ပြီ၊ မသံ-တို့သည်၊ သဒ္ဓမ္မေ-၌၊ အဝိညာပိတတ္တာစ-ကုန်သည်လည်း၊ အမှ-ဖြစ်ကြကုန်ပြီ၊ နော-တို့အား၊ ကေဝလံပရိပူရံ-သော၊ ဗြဟ္မစရိယံစ-သည်လည်း၊ ဝါ-ကိုလည်း၊ အာဝိကတံ-သည်၊ ဥတ္တာနိကတံ-သည်၊ သဗ္ဗသင်္ဂါဟ-ပဒကတံ-သည်၊ သပ္ပာဒ္ဓိဟိရကတံ-သည်၊ ယာဝ ဒေဝမနုဿေဟိ-တိုင်အောင်၊ သုပ္ပကာသိတံ-သည်၊ န ဟောတိ-သေး၊ အထ-၌၊ နော-တို့၏၊ သတ္ထုနော-၏၊ အန္တရဓာနံ-သည်၊ ဟောတိ-ခဲ့၏၊ ဣတိမနသိကာရာ-ဤသို့ နှလုံးသွင်းခြင်းကြောင့်၊ ဝေရူပေါ-သော၊ သတ္တာ-သည်၊ ကာလကံတော-သည်၊ သမာနော-သော်၊ သာဝကာနံ-တို့ကို၊ အနုတပွော-သည်၊ ဟောတိ-၏၊ စုန္ဒ-န္ဒ၊ ဝေရူပေါ-သော၊ သတ္တာ-သည်၊ ကာလကံတော-သည်၊ သမာနော-သော်၊ သာဝကာနံ-တို့ကို၊ အနုတပွော-သည်၊ ဟောတိ-၏၊ စုန္ဒ-န္ဒ၊ ဝေရူပေါ-သော၊ သတ္တာ-သည်၊ ကာလကံတော-သည်၊ သမာနော-သော်၊ သာဝကာနံ-တို့ကို၊ အနုတပွော-သည်၊ ဟောတိ-၏။



သာဝကနန္ဒတပုသတ္တု

၁၇၀။ စုန္ဒ-နန္ဒ၊ ဣဇ္ဇေယျသိဝိလောကေ-ဌိ၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-
 သော၊ သတ္တာစ-သည်လည်း၊ ဥဒပါဒိ-ပြီ၊ သုပ္ပဝေဒိတော-သော၊ နိယျာနိ-
 ကော-သော၊ ဥပသမသံဝတ္တနိကော-သော၊ သမ္မာသမ္ဗုဒ္ဓပုဝေဒိတော-သော၊
 ဓမ္မောစ-ကိုလည်း၊ သွာက္ခာတော-အပ်ပြီ၊ အဿသတ္တုနော-၏၊ သာဝက-
 တို့သည်၊ အဿ သတ္တုနော-၏၊ သဒ္ဓမ္မေ-ဌိ၊ ဝိညာပိတတ္တာစ-ကုန်သည်လည်း၊
 ဟောန္တိ-ကုန်၏၊ တေသံသာဝကနန္ဒ-တို့အား၊ ကေဝလံပရိပူရံ-သော၊ ဗြဟ္မ-
 စရိယံစ-သည်လည်း၊ ဝါ-ကိုလည်း၊ အာဝိကတံ-အပ်ပြီးသည်၊ ဥတ္တာနိကတံ-
 အပ်ပြီးသည်၊ သဗ္ဗသင်္ဂါဟပဒကတံ-အပ်ပြီးသည်၊ သပ္ပာဋ္ဌိဟိရကတံ-အပ်ပြီး
 သည်၊ ယာဝဒေဝမနုဿေဟိ-တိုင်အောင်၊ ဝါ-စေ၍၊ သုပ္ပကာသိတံ-အပ်
 ပြီးသည်၊ ဟောတိ-၏၊ အထပစ္စာ-ဗုဒ္ဓကိစ္စကို ပြုတော်မူပြီးရာ ကာလမှ နှောက်
 ဌိ၊ နေသံသာဝကနန္ဒ-တို့၏၊ သတ္တုနော-၏၊ အန္တရဓာနံ-သည်၊ ဟောတိ-၏၊
 စုန္ဒ-စုန္ဒ၊ ဝေရူပေါ-သော၊ သတ္တာ-သည်၊ ကာလကံတော-ပရိနိဗ္ဗာန်စံသည်၊
 သမာနော-သော်၊ သာဝကနန္ဒ-တို့အား၊ အနန္တတပျော-အဖန်ဖန် မပူလေဘိစေ
 တတ်သည်၊ ဟောတိ-၏၊ ကိဿ ဟေတု-ကြောင့်၊ ဝေရူပေါ-သော၊ သတ္တာ-
 သည်၊ ကာလကံတော-သည်၊ သမာနော-သော်၊ သာဝကနန္ဒ-တို့အား၊ အန-
 နန္တတပျော-သည်၊ ဟောတိ-နည်း၊ လောကေ-ဌိ၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-
 သော၊ နော-တို့၏၊ သတ္တာစ-သည်လည်း၊ ဥဒပါဒိ-ပြီ၊ သုပ္ပဝေဒိတော-သော၊
 နိယျာနိကော-သော၊ ဥပသမသံဝတ္တနိကော-သော၊ သမ္မာသမ္ဗုဒ္ဓပုဝေဒိတော-
 သော၊ ဓမ္မောစ-ကိုလည်း၊ သွာက္ခာတော-အပ်ပြီ၊ မယံ-တို့သည်၊ သဒ္ဓမ္မေ-ဌိ၊
 ဝိညာပိတတ္တာစ-ကုန်သည်လည်း၊ အမှ-ကုန်ပြီ၊ နော-တို့အား၊ ကေဝလံပရိပူရံ-
 သော၊ ဗြဟ္မစရိယံစ-သည်လည်း၊ ဝါ-ကိုလည်း၊ အာဝိကတံ-အပ်ပြီးသည်၊
 ဥတ္တာနိကတံ-အပ်ပြီးသည်၊ သဗ္ဗသင်္ဂါဟပဒကတံ-အပ်ပြီးသည်၊ သပ္ပာဋ္ဌိဟိရ-
 ကတံ-အပ်ပြီးသည်၊ ယာဝဒေဝမနုဿေဟိ-တိုင်အောင်၊ ဝါ-စေ၍၊ သုပ္ပကာ-
 သိတံ-အပ်ပြီးသည်၊ ဟောတိ-၏၊ အထပစ္စာ-ဌိ၊ နော-တို့၏၊ သတ္တုနော-၏၊
 အန္တရဓာနံ-သည်၊ ဟောတိ-၏၊ ဣတိမနသိကာရာ-ကြောင့်၊ ဝေရူပေါ-သော၊
 သတ္တာ-သည်၊ ကာလကံတော-သည်၊ သမာနော-သည်၊ သာဝကနန္ဒ-တို့အား၊
 အနန္တတပျော-သည်၊ ဟောတိ-၏၊ စုန္ဒ-နန္ဒ၊ ဝေရူပေါ-သော၊ သတ္တာ-သည်၊
 ကာလကံတော-သည်၊ သမာနော-သည်၊ သာဝကနန္ဒ-တို့အား၊ အနန္တတပျော-
 သည်၊ ဟောတိ-၏။

ဗြဟ္မစရိယအပရိပူရာဒိကထာ

၁၇၂။ စုန္ဒ-နန္ဒ၊ ဗြဟ္မစရိယံ-မြတ်သောအကျင့်သည်၊ ဝါ-မြတ်သောအကျင့်
 မြစ်၍မြစ်သော သာသနာတော်သည်၊ ဝါ-မြတ်သော ဘုရားပစ္စေကဗုဒ္ဓါသာဝက

တို့၏ အကျင့်ဖြစ်၍ဖြစ်သော သာသနာတော်သည်၊ ဧတေဟိအင်္ဂေဟိ-ဤဆို အပ်ပြီးသော အရဟတာ၊ သွာက္ခာတတာ၊ အာဝိကဟတာ ဟူသော အင်္ဂါတို့ နှင့်၊ သမန္နာဂတံ-ကောင်းစွာ လျော်စွာ ယှဉ်သည်။ ဝါ-ပြည့်စုံသည်။ စေပိ- ဟောတိ-အကယ်၍မူလည်း ဖြစ်ခဲ့အံ့၊ ခေါ-ထိုသို့ပင် ဖြစ်ပါသော်လည်း၊ သတ္တာစ-ဆရာသည်ကား၊ ထေရော-မြဲမြံတည်တံ့ အရှည်ခံသော သီလသာမာဓိ မဂ်ညာဏ်ဖိုလ်ညာဏ် ပစ္စဝေက္ခဏာညာဏ်ရှိသည်။ ရတ္တညူ-ညဉ့်အပိုင်းအခြားကို သိလေ့ရှိသည်။ စိရပဗ္ဗဇိတော-ရဟန်းပြုပြီးသော ဆရာအား ကြာမြင့် သော ကာလရှိသည်။ ဝါ- ရဟန်းပြုပြီးရာ အခါမှစ၍ ကြာမြင့်သည်။ အဒ္ဓဂတော-ရှည်သောအခွင့်သို့ ရောက်သည်။ ဝယောအနုပ္ပတ္တော-ပစ္စိမအရွယ် သို့ ရောက်ပြီးသည်။ နောစဟောတိ-ဖြစ်လည်းမဖြစ်ခဲ့အံ့၊ ဝေ-ဤသို့ ထေရတာ ဂုဏ်နှင့် မပြည့်စုံခဲ့သည်ရှိသော်၊ ဝါ-ဤသို့ ထေရတာဂုဏ်နှင့် မပြည့်စုံခြင်းကြောင့်၊ တံဗြဟ္မစရိယံ-သည်၊ တေနအင်္ဂေန-ထိုထေရတာ ဟူသောအင်္ဂါဖြင့်၊ ဝါ-နှင့်၊ အပရိပူရံ-မပြည့်သည်။ ဝါ-မပြည့်စုံ မလုံလောက်သည်။ ဟောတိ-၏၊ စုန္န-နွ၊ ယတောစ-အကြင်အခါ၌ကား၊ ဗြဟ္မစရိယံ-သည်၊ ဧတေဟိအင်္ဂေဟိ-ဤ ဆို အပ်ခဲ့ပြီးသော အရဟတာ၊ သွာက္ခာတတာ၊ အာဝိကဟတာ ဟူသောအင်္ဂါတို့ နှင့်၊ သမန္နာဂတံ-သည်၊ စေပိဟောတိ-အကယ်၍သာလျှင် ဖြစ်ခဲ့အံ့၊ သတ္တာစ- သည်လည်း၊ ထေရော-သည်၊ ရတ္တညူ-သည်၊ စိရပဗ္ဗဇိတော-သည်၊ အဒ္ဓဂတော- သည်၊ ဝယောအနုပ္ပတ္တော-သည်၊ စေပိဟောတိ-အံ့၊ ဝေ-ဤသို့ ထေရတာ ဂုဏ်နှင့် ပြည့်စုံသည်ရှိသော်၊ ဝါ-ဤသို့ ထေရတာဂုဏ်နှင့် ပြည့်စုံသည်၏အဖြစ် ကြောင့်၊ တဒါ-ထိုအခါ၌၊ တံဗြဟ္မစရိယံ-သည်၊ တေနအင်္ဂေန-ထို ထေရတာ အင်္ဂါဖြင့်၊ ဝါ-နှင့်၊ ပရိပူရံ-ပြည့်သည်။ ဝါ-ပြည့်စုံ လုံလောက်သည်။ ဟောတိ- ဖြစ်၏။

၁၇၃။ စုန္န-နွ၊ ဗြဟ္မစရိယံ-သည်၊ ဧတေဟိအင်္ဂေဟိ-တို့နှင့်၊ သမန္နာဂတံ- သည်၊ စေပိဟောတိ-အံ့၊ သတ္တာစ-သည်လည်း၊ ထေရော-သည်၊ ရတ္တညူ- သည်၊ စိရပဗ္ဗဇိတော-သည်၊ အဒ္ဓဂတော-သည်၊ ဝယော အနုပ္ပတ္တော-သည်၊ စေပိဟောတိ-အံ့၊ ခေါ-ထိုသို့ပင် ဖြစ်ပါသော်လည်း၊ အဿသတ္ထုနော ၏၊ သာဓကာ-ကပည့်ဖြစ်ကုန်သော၊ ဆရာ-ကုန်သော၊ ဘိက္ခု-တို့သည်၊ ဝိယတ္တာ- ထင်စွာပြုတတ်သော ညာဏ်ပညာ ရှိကုန်သည်၊ ဝိနိတာ-ဆုံးမအပ်ကုန်ပြီးသည်၊ ဝိသာရဒါ- ရှိရှာခြင်းကင်း ရဲတင်းသောစိတ်ရှိကြကုန်သည်၊ ပတ္တယောဂက္ခေမာ- ရောက်အပ်ပြီးသော လေးပါးသော ယောဂတို့၏ ကုန်ကြောင်း ဖြစ်သော အရဟတ္တဖိုလ်ရှိကြကုန်သည်။ ဝါ-ရောက်အပ်ပြီးသော လေးပါးသော ယောဂ တို့ဖြင့် ဘေးမရှိသော အရဟတ္တဖိုလ် ရှိကြကုန်သည်။ အဿ သတ္ထုနော-၏၊ သဒ္ဓမ္မံ-သူတော်ကောင်းတို့၏ တရားကို၊ ဝါ-ထင်ရှား ရှိသော တရားကို၊ ဝါ-

ချီးမွမ်းအပ်သောတရားကို၊ သမက္ခာတုံ-ကောင်းစွာဟောခြင်းငှာ၊ အလံ-စွမ်း
 နိုင်ကုန်သည်၊ ဥပ္ပန္နံ-ဖြစ်ပေါ်လာသော၊ ပရပ္ပဝါဒံ-တစ်ပါးသော တိတ္ထိတို့၏
 ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူကို၊ သဟဓဇ္ဇေဟိ-အကြောင်းနှင့်တကွ
 ဖြစ်သော တရားတို့ဖြင့်၊ သုနိဂ္ဂဟိတံ-ကောင်းစွာနှိပ်ခြင်းဖြင့်၊ နိဂ္ဂဟေတွာ-နှိပ်
 ကြကုန်၍၊ သပ္ပာဋိဟာရိယံ-ဆန့်ကျင်တက်ဖြစ်သော ကိလေသာတို့ကို ပယ်ရှား
 တားမြစ်ခြင်းနှင့်တကွဖြစ်သော၊ ဝါ-ဆုံးမအပ်သည့်အတိုင်းကျင့်သောသတ္တဝါ
 တို့ကို ဝဋ်ဒုက္ခမှထုတ်လျက် နိဗ္ဗာန်သို့ ဆောင်ပို့ခြင်းနှင့်တကွဖြစ်သော၊ ဓမ္မံ-ကို၊
 ဒေသေတုံ-ငှာ၊ အလံ-စွမ်းနိုင်ကုန်သည်၊ နောစဟောန္တိ-ကုန်အံ့၊ ဧဝံ-ဤသို့
 ထေရ် ဖြစ်သော ရဟန်းတို့၏ ဝိယတ္တတာ ဂုဏ်နှင့် မပြည့်စုံသည် ရှိသော်၊ ဝါ-
 ကြောင့်၊ တံဗြဟ္မစရိယံ-သည်၊ တေနအင်္ဂေန-ထိုဝိယတ္တတာအင်္ဂါဖြင့်၊ ဝါ-နှင့်၊
 အပရိပူရံ-မပြည့်သည်၊ ဝါ-မပြည့်စုံမလုံလောက်သည် ဟောတိ-၏။

စုန္ဒ-နန္ဒ၊ ယတောစ-၌လည်း၊ ဗြဟ္မစရိယံ-သည်၊ ဧကေဟိအင်္ဂေဟိ-ဤ ဆို
 အပ်ခဲ့ပြီးသော အရဟတာ၊ သွဂန္ဓာတတာ၊ အာဝိကတတာ၊ ထေရရဟန်းတို့၏
 ဝိယတ္တတာဟူသောအင်္ဂါတို့နှင့်၊ သမန္နာဂတံ-သည်၊ စေပိဟောတိ-အံ့၊ သတ္တာစ-
 သည်လည်း၊ ထေရော-သည်၊ ရတ္တညူ-သည်၊ စိရပဗ္ဗဇိတော-သည်၊ အဒ္ဓဂတော-
 သည်၊ ဝယောအနုပ္ပတ္တော-သည်၊ စေပိဟောတိ-အံ့၊ အဿသတ္ထုနော-၏၊
 သာဝကာ-ကုန်သော၊ ထေရာ-ကုန်သော၊ ဘိက္ခုစ-တို့သည်လည်း၊ ဝိယတ္တာ-
 ကုန်သည်၊ ဝိနိတာ-ကုန်သည်၊ ဝိသာရဒါ-ကုန်သည်၊ ပတ္တယောဂက္ခေမာ-
 ကုန်သည်၊ အဿသတ္ထုနော-၏၊ သဒ္ဓမ္မံ-ကို၊ သမက္ခာတုံ-ငှာ၊ အလံ-ကုန်သည်၊
 ဥပ္ပန္နံ-သော၊ ပရပ္ပဝါဒံ-ကို၊ သဟဓဇ္ဇေဟိ-တို့ဖြင့်၊ သုနိဂ္ဂဟိတံ-ဖြင့်၊ နိဂ္ဂဟေတွာ-
 ကုန်၍၊ သပ္ပာဋိဟာရိယံ-သော၊ ဓမ္မံ-ကို၊ ဒေသေတုံ-ငှာ၊ အလံ-ကုန်သည်၊
 စေပိဟောန္တိ-ကုန်အံ့၊ ဧဝံ-ဤသို့ ထေရရဟန်းတို့၏ ဝိယတ္တတာဟူသောဂုဏ်နှင့်
 ပြည့်စုံသည်ရှိသော်၊ ဝါ-ကြောင့်၊ တဒါ-၌၊ တံဗြဟ္မစရိယံ-သည်၊ တေနအင်္ဂေန-
 ထို ထေရ် ရဟန်းတို့၏ ဝိယတ္တတာ ဟူသော အင်္ဂါဖြင့်၊ ဝါ-နှင့်၊ ပရိပူရံ-ပြည့်
 သည်၊ ဝါ-ပြည့်စုံမလုံလောက်သည်၊ ဟောတိ-ဖြစ်လေတော့၏။

၁၇၄။ စုန္ဒ-နန္ဒ၊ ဗြဟ္မစရိယံ-သည်၊ ဧကေဟိအင်္ဂေဟိ-တို့နှင့်၊ သမန္နာဂတံ-
 သည်၊ စေပိဟောတိ-အံ့၊ သတ္တာစ-သည်လည်း၊ ထေရော-သည်၊ ရတ္တညူ-သည်၊
 စိရပဗ္ဗဇိတော-သည်၊ အဒ္ဓဂတော-သည်၊ ဝယောအနုပ္ပတ္တော-သည်၊ စေပိ-
 ဟောတိ-အံ့၊ အဿသတ္ထုနော-၏၊ သာဝကာ-ကုန်သော၊ ထေရာ-ကုန်သော၊
 ဘိက္ခုစ-တို့သည်လည်း၊ ဝိယတ္တာ-ကုန်သည်၊ ဝိနိတာ-ကုန်သည်၊ ဝိသာရဒါ-
 ကုန်သည်၊ ပတ္တယောဂက္ခေမာ-ကုန်သည်၊ အဿသတ္ထုနော-၏၊ သဒ္ဓမ္မံ-ကို၊
 သမက္ခာတုံ-ငှာ၊ အလံ-ကုန်သည်၊ ဥပ္ပန္နံ-သော၊ ပရပ္ပဝါဒံ-ကို၊ သဟဓဇ္ဇေဟိ-

တို့ဖြင့်၊ သုနိဂ္ဂဟိတံ-ဖြင့်၊ နိဂ္ဂဟေတွာ-ကုန်၍၊ သပ္ပာဋိဟာရိယံ-သော၊ ဓမ္မ-
 ကို၊ ဒေသေတုံ-ငှာ၊ အလံ-ကုန်သည်၊ စေပိဟောန္တိ-ကုန်အံ၊ ခေါ-သော်လည်း၊
 အဿသတ္ထုနော-၏၊ သာဝကာ-ကုန်သော၊ မဇ္ဈိမာ-ကုန်သော၊ ဘိက္ခု-တို့
 သည်၊ ဝိယတ္တာ-ကုန်သည်၊ ဝိနိတာ-ကုန်သည်၊ ဝိသာရဒါ-ကုန်သည်၊ ပတ္တ-
 ယောဂက္ခေမာ-ကုန်သည်၊ အဿသတ္ထုနော-၏၊ သဒ္ဓမ္မံ-ကို၊ သမက္ခာတုံ-ငှာ၊
 အလံ-ကုန်သည်၊ ဥပ္ပန္နံ-သော၊ ပရပ္ပဝါဒံ-ကို၊ သဟဓမ္မေဟိ-တို့ဖြင့်၊ သုနိဂ္ဂဟိ-
 တံ-ဖြင့်၊ နိဂ္ဂဟေတွာ-ကုန်၍၊ သပ္ပာဋိဟာရိယံ-သော၊ ဓမ္မံ-ကို၊ ဒေသေတုံ-ငှာ၊
 အလံ-ကုန်သည်၊ နောစဟောန္တိ-ကုန်အံ၊ ဧဝံ-သော်၊ တံဗြဟ္မစရိယံ-သည်၊
 ဇေနအင်္ဂေန-နှင့်၊ အပရိပူရံ-သည်၊ ဟောတိ-၏၊ စုန္ဒ-နွ၊ ယတောစ-၌ကား၊
 ဗြဟ္မစရိယံ-သည်၊ ဧတေဟိ အင်္ဂေဟိ တို့နှင့်၊ သမန္နာဂတံ-သည်၊ စေပဟောတိ-
 အံ၊ သတ္တာစ-သည်လည်း၊ ထေရော-သည်၊ ရတ္တညူ-သည်၊ စိရပဗ္ဗဇိတော-
 သည်၊ အဒ္ဓဂတော-သည်၊ ဝယော အနုပ္ပတ္တော-သည်၊ စေပ ဟောတိ-အံ၊
 အဿ သတ္ထုနော-၏၊ သာဝကာ-ကုန်သော၊ ထေရာ-ကုန်သော၊ ဘိက္ခု စ-
 တို့သည်လည်း၊ ဝိယတ္တာ-ကုန်သည်၊ ဝိနိတာ ကုန်သည်၊ ဝိသာရဒါ-ကုန်သည်၊
 ပတ္တယောဂက္ခေမာ-ကုန်သည်၊ အဿ သတ္ထုနော-၏၊ သဒ္ဓမ္မံ-ကို၊ သမက္ခာတုံ-
 ငှာ၊ အလံ-ကုန်သည်၊ ဥပ္ပန္နံ-သော၊ ပရပ္ပဝါဒံ-ကို၊ သဟဓမ္မေဟိ-တို့ဖြင့်၊
 သုနိဂ္ဂဟိတံ-ဖြင့်၊ နိဂ္ဂဟေတွာ-ကုန်၍၊ သပ္ပာဋိဟာရိယံ-သော၊ ဓမ္မံ-ကို၊ ဒေ-
 သေတုံ-ငှာ၊ အလံ-ကုန်သည်၊ စေပ ဟောန္တိ-ကုန်အံ၊ အဿ သတ္ထုနော-၏၊
 သာဝကာ-ကုန်သော၊ မဇ္ဈိမာ-ကုန်သော၊ ဘိက္ခုစ-တို့သည်လည်း၊ ဝိယတ္တာ-
 ကုန်သည်၊ ဝိနိတာ-ကုန်သည်၊ ဝိသာရဒါ-ကုန်သည်၊ ပတ္တယောဂက္ခေမာ- ကုန်
 သည်၊ အဿ သတ္ထုနော-၏၊ သဒ္ဓမ္မံ-ကို၊ သမက္ခာတုံ-ငှာ၊ အလံ-ကုန်သည်၊
 ဥပ္ပန္နံ-သော၊ ပရပ္ပဝါဒံ-ကို၊ သဟဓမ္မေဟိ-တို့ဖြင့်၊ သုနိဂ္ဂဟိတံ-ဖြင့်၊ နိဂ္ဂဟေတွာ-
 ကုန်၍၊ သပ္ပာဋိဟာရိယံ- သော၊ ဓမ္မံ-ကို၊ ဒေသေတုံ-ငှာ၊ အလံ-ကုန်သည်၊
 စေပ ဟောန္တိ-ကုန်အံ၊ ဧဝံ-သော်၊ ဝါ-ကြောင့်၊ တံဗြဟ္မစရိယံ-သည်၊ တေန
 အင်္ဂေန-နှင့်၊ ပရိပူရံ-သည်၊ ဟောတိ-တော့၏။

(နောက်နောက်သော ဝါကျ ပေယျာလများကို ပါဠိသက်သက်ဖြင့်သာ
 ဖော်ခဲ့တော့လတ္တံ့၊ ယောဇနာခဲ့သော ဝါကျကို နည်းမို့၍ ယောဇနာရမည်။)

(ဧတေဟိ စေပိ စုန္ဒ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊
 သတ္တာ စ ဟောတိ ထေရော ရတ္တညူ စိရပဗ္ဗဇိတော၊ အဒ္ဓဂတော
 ဝယော အနုပ္ပတ္တော၊ ထေရာဓဿ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိ-

ဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာစဿ ဘိက္ခု။ သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။ နော စ ခုဿ နဝါ ဘိက္ခု။ သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။ ဧဝံ တံဗြဟ္မစရိယံ အပရိပူရ်
 ဟောတိ တေန အင်္ဂေန။

ယံတော စ စုန္ဒ ဇေတဟိ စေဝ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ
 ဟောတိ၊ သတ္တာစ ဟောတိ ထေရော ရုတ္တည ဖိရပဗ္ဗဇိတော အဒ္ဓဂတော
 ဝယော အနုပ္ပတ္တော၊ ထေရာစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိ-
 ဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာ စဿ ဘိက္ခု။ သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။

နဝါစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။
 ဧဝံ တံ ဗြဟ္မစရိယံ ပရိပူရ် ဟောတိ တေနင်္ဂေန။ ဇေတဟိ စေပိ စုန္ဒ
 အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊ သတ္တာစ ဟောတိ ထေရော
 ရုတ္တည ဖိရပဗ္ဗဇိတော အဒ္ဓဂတော ဝယော အနုပ္ပတ္တော၊ ထေရာစဿ
 ဘိက္ခု။ သာဝကာ ဟောန္တိ၊ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တ-
 ယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။

မဇ္ဈိမာစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။
 နဝါစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။

နော စ ခုဿ ထေရာ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိ-
 ဟာရိယံ ဓမ္မံ ဒေသေတုံ။ ဧဝံ တံ ဗြဟ္မစရိယံ အပရိပူရံ ဟောတိ တေ
 နဂေန။ ယတော စ ခေါ စုန္တံ ဧတေဟိ စေဝ အဂေဟိ သမန္တဂတံ
 ဗြဟ္မစရိယံ ဟောတိ၊ သတ္တာစ ဟောတိ ထေရာ ရတ္တည စိရပဗ္ဗဇိတော
 အဒ္ဓဂတော ဝယော အနုပ္ပတ္တော၊ ထေရာစဿ ဘိက္ခု သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာစဿ ဘိက္ခု
 သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊
 အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ
 သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။

နဝါစဿ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ၊
 ထေရာ စဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ
 ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ
 ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ
 ဓမ္မံဒေသေတုံ၊ ဧဝံ တံ ဗြဟ္မစရိယံ ပရိပူရံ ဟောတိ တေနဂေန၊
 ဧတေဟိ စေဝိ စုန္တံ အဂေဟိ သမန္တဂတံ ဗြဟ္မစရိယံ ဟောတိ သတ္တာစ-
 ဟောတိ ထေရာ ရတ္တည စိရပဗ္ဗဇိတော အဒ္ဓဂတော ဝယော
 အနုပ္ပတ္တော၊ ထေရာ စဿ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိ-
 ဟာရိယံ ဓမ္မံ ဒေသေတုံ။

မဇ္ဈိမာစဿ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပ-
 ဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေ-
 တုံ၊ နဝါစဿ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ၊

ထေရာစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ၊ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။

နောစဿ မဇ္ဈိမာ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ ဧဝံ တံ ဗြဟ္မစရိယံ အပရိပူရံ ဟောတိ တေနင်္ဂေန၊ ယတောစ ခေါ စုန္တံ ဧတေဟိ စေဝ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊ သတ္တာစ ဟောတိ ထေရော ရတ္တညု စိရပဗ္ဗဇိတော အဒ္ဓဂတော ဝယော အနုပ္ပတ္တော၊ ထေရာ စဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာ စဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ နဝါစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိနိတာ ဝိယတ္တာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ ထေရာစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ ဧဝံ တံ ဗြဟ္မစရိယံ ပရိပူရံ ဟောတိ တေနင်္ဂေန။

ဧတေဟိ စေပိ စုန္တံ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊ သတ္တာစ ဟောတိ ထေရော ရတ္တညု စိရပဗ္ဗဇိတော အဒ္ဓဂတော ဝယောအနုပ္ပတ္တော၊ ထေရာစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊

ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာစယ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာ-
 ဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစယ ဘိက္ခုနိယော သာဝိကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ဧဝံ တံ ဗြဟ္မစရိယံ
 ပရိပူရုံ ဟောတိ တေနင်္ဂေန။

တေဟိ စေပိ စုန္တ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊
 သတ္ထာစ ဟောတိ ထေရာ ရတ္တညူ စိရပဗ္ဗဇိတော အဒ္ဓဂတော
 ဝယောအနုပ္ပတ္တာ၊ ထေရာစယ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိ-
 ဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာစယ ဘိက္ခု သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစယ ဘိက္ခု သာဝကာ ဟောန္တိ၊
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ထေရာစယ ဘိက္ခုနိယော သာဝိကာ
 ဟောန္တိ၊ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာ စယ ဘိက္ခု-
 နိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တ-
 ယောဂက္ခေမာ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။
 နဝါစယ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။)

ခေါ-သော်လည်း၊ အယ သတ္တုနော-၏၊ သာဝကာ-ကုန်သော၊ ဂိဟိ-
 လူဖြစ်ကုန်သော၊ သြဒါဘဝသနာ-ဖြူသောအဝတ်ကို ဝတ်ကြကုန်သော၊ ဗြဟ္မ-
 စာရိနော- မြတ်သောအကျင့်ကို ကျင့်လေ့ရှိကြကုန်သော၊ ဥပါသကာ-အနာ-

ဂါမ် သီတင်းသည် ဒါယကာတို့သည်၊ နောစ ဟောန္တိ-အကယ်၍ မဖြစ်ခဲ့ ကုန်အံ့၊ ဝါ-အကယ်၍ မရှိခဲ့ကုန်အံ့။

(ဧဝံ တံ ပြဟ္မစရိယံ အပရိပူရံ ဟောတိ တေနင်္ဂေန။ ယတော စ ခေါ စံန္တ ဧတေဟိစေဝ အင်္ဂေဟိ သမန္နာဂတံ ပြဟ္မစရိယံ ဟောတိ၊ သတ္တာစ ဟောတိ ထေရော ရတ္တညူ စိရပဗ္ဗဇိတော အဒ္ဓဂတော ဝယော အနုပုတ္တော၊ ထေရာစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာ စဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ နဝါစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ ထေရာ စဿ ဘိက္ခုနိယော သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာ စဿ ဘိက္ခုနိယော သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ နဝါစဿ ဘိက္ခုနိယော သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ ဥပါသကာစဿ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပြဟ္မစရိနော။ ဧဝံ တံ ပြဟ္မစရိယံ ပရိပူရံ ဟောတိ တေနင်္ဂေန။

ဧတေဟိ စေပိ စံန္တ အင်္ဂေဟိ သမန္နာဂတံ ပြဟ္မစရိယံ ဟောတိ၊ သတ္တာစ ဟောတိ ထေရော ရတ္တညူ စိရပဗ္ဗဇိတော အဒ္ဓဂတော ဝယော အနုပုတ္တော၊ ထေရာစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာ စဿ ဘိက္ခု။ သာ

ဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊
 အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ
 သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ နဝါဓဿ
 ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယော-
 ဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟ
 ဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။
 ထေရာဓဿ ဘိက္ခုနိယော သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ
 ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ
 ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ
 ဓမ္မံ ဒေသေတံ။ မဇ္ဈိမာဓဿ ဘိက္ခုနိယော သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ နဝါဓဿ ဘိက္ခုနိယော သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂ-
 ဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ ဥပါသကာဓဿ
 သာဝကာ ဟောန္တိ ဂိဟိ သြဒါတဝသနာ ဗြဟ္မစရိနော။)

ခေါ-သော်လည်း၊ အဿသတ္ထုနော-၏၊ သာဝကာ-ကုန်သော၊ ဂိဟိ-ကုန်
 သော၊ သြဒါတဝသနာ-ကုန်သော၊ ကာမဘောဂိနော-ကာမဂုဏ်ကိုခံစားလေ့
 ရှိကြကုန်သော၊ ဥပါသကာ-သောတာပန်၊ သကဒါဂါမ် သီတင်းသည်ဒါယကာ
 တို့သည်၊ နောစဟောန္တိ-ကုန်အံ့။

(ဧဝံ တံ ဗြဟ္မစရိယံ အပရိပူရံ ဟောတိ တေနင်္ဂေန။ ယတောစ
 ခေါ စုန္ဒ ဧတေဟိစေဝ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊
 သတ္ထာစ ဟောတိ ထေရာ ရတ္တညူ စိရပဗ္ဗဇိတော အဒ္ဓဂတော
 ဝိယော အနုပ္ပတ္တော၊ ထေရာ ဓဿ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိ
 ဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာ ဓဿ ဘိက္ခု သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ နဝါဓဿ ဘိက္ခု သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ

သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ထေရာဓဿ ဘိက္ခုနိယော သာဝိကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂ-
 ဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာ စဿ
 ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တ
 ယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။
 နဝါစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာ-
 ရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ
 ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ
 ဓမ္မံ ဒေသေတုံ။ ဥပါသကာစဿ သာဝကာ ဟောန္တိ ဂိဟိ ဩဒါတ
 ဝသနာ ဗြဟ္မစရိနော၊ ဥပါသကာစဿ သာဝကာ ဟောန္တိ ဂိဟိ
 ဩဒါတဝသနာ ကာမဘောဂိနော။ ဧဝံ တံ ဗြဟ္မစရိယံ ပရိပူရံ
 ဟောတိ တေနဂေန။

ဧတေဟိ စေပိ စုန္တ အဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊
 သတ္တာစ ဟောတိ ထေရာ ရတ္တညူ စိရပဗ္ဗဇိတော အဒ္ဓဂတော
 ဝယော အနုပ္ပတ္တော၊ ထေရာ စဿ ဘိက္ခု သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာ စဿ ဘိက္ခု သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂ-
 ဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခု
 သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊
 အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ
 သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ထေရာဓဿ
 ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တ
 ယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။
 မဇ္ဈိမာ စဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ
 ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ
 ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ
 ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ

ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒိံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။ ဥပါသကာ စဿ သာဝကာ ဟောန္တိ
 ဂိဟိံ ဩဒါတဝသနာ ဗြဟ္မစာရိနော။ ဥပါသကာ စဿ သာဝကာ
 ဟောန္တိ ဂိဟိံ ဩဒါတဝသနာ ကာမဘောဂိနော။ နောစ ခုဿ
 ဥပါသိကာ သာဝိကာ ဟောန္တိ ဂိဟိံနိယော ဩဒါတဝသနာ ဗြဟ္မ-
 စာရိနိယော။ ဧဝံ တံ ဗြဟ္မစရိယံ အပရိပူရ် ဟောတိ တေနဂေန။

ယတောစ ခေါ စုံနွ ဇေတဟိ စေဝ အဂေဟိ သမန္တာဂတံ ဗြဟ္မ-
 စရိယံ ဟောတိ သတ္တာစ ဟောတိ ထေရာ ရတ္တညူ စိရပဗ္ဗဇိတော
 အဒ္ဓဂတော ဝယော အနုပ္ပတ္တော၊ ထေရာ စဿ ဘိက္ခု။ သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒိံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာ စဿ
 ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တ-
 ယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒိံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။
 နဝါစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာ-
 ရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ
 ပရပ္ပဝါဒိံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ
 ဒေသေတုံ။ ထေရာစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာ-
 ရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ
 ပရပ္ပဝါဒိံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိဟာရိယံ ဓမ္မံ
 ဒေသေတုံ။ မဇ္ဈိမာ စဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒိံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋိ-
 ဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒိံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋိဟာရိယံ ဓမ္မံ ဒေသေတုံ။ ဥပါသကာ စဿ သာဝကာ ဟောန္တိ
 ဂိဟိံ ဩဒါတဝသနာ ဗြဟ္မစာရိနော။ ဥပါသကာ စဿ သာဝကာ
 ဟောန္တိ ဂိဟိံ ဩဒါတဝသနာ ကာမဘောဂိနော။ ဥပါသိကာစဿ
 သာဝိကာ ဟောန္တိ ဂိဟိံနိယော ဩဒါတဝသနာ ဗြဟ္မစာရိနိယော။
 ဧဝံ တံ ဗြဟ္မစရိယံ ပရိပူရ် ဟောတိ တေနဂေန။

တေဟိ စေပိ စုန္တံ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊
 သတ္တာစ ဟောတိ ထေရာ ရတ္တည စိရပဗ္ဗဇိတော အဒ္ဓဂတော ဝယော
 အနုပတ္တော၊ ထေရာ စသ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိ-
 ဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာ စသ ဘိက္ခု။ သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ နဝါစသ ဘိက္ခု။ သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ ထေရာစသ ဘိက္ခုနိယော
 သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊
 အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ
 သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာစသ
 ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တ-
 ယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။
 နဝါစသ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာ-
 ရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ
 ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ
 ဒေသေတံ။ ဥပါသကာ စသ သာဝကာ ဟောန္တိ ဂိဟိ ဩဒါတ-
 ဝသနာ ဗြဟ္မစရိနော၊ ဥပါသကာ စသ သာဝကာ ဟောန္တိ ဂိဟိ
 ဩဒါတဝသနာ ကာမဘောဂိနော။ ဥပါသိကာ စသ သာဝိကာ
 ဟောန္တိ ဂိဟိနိယော ဩဒါတဝသနာ ဗြဟ္မစရိနိယော၊ နော စ ခုဿ
 ဥပါသိကာ သာဝိကာ ဟောန္တိ ဂိဟိနိယော ဩဒါတဝသနာ ကာမ-
 ဘောဂိနိယော။ ဧဝံ တံ ဗြဟ္မစရိယံ အပရိပူရံ ဟောတိ တေနင်္ဂေန။

ယတော စခေါ စုန္တံ တေဟိ စေပိ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မ-
 စရိယံ ဟောတိ၊ သတ္တာစ ဟောတိ ထေရာ ရတ္တည စိရပဗ္ဗဇိတော
 အဒ္ဓဂတော ဝယော အနုပတ္တော၊ ထေရာ စသ ဘိက္ခု။ သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ မဇ္ဈိမာ စသ ဘိက္ခု။

သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ
 အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ
 သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခု
 သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊
 အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂ
 ဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ထေရာ စဿ
 ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပ-
 ဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ
 ဒေသေတုံ။ မဇ္ဈိမာစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိ
 ဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ဥပါသကာစဿ သာဝကာ ဟောန္တိ
 ဂိဟိ ဩဒါတဝသနာ ဗြဟ္မစရိနော။ ဥပါသကာစဿ သာဝကာ
 ဟောန္တိ ဂိဟိ ဩဒါတဝသနာ ကာမဘောဂိနော။ ဥပါသိကာစဿ
 သာဝိကာ ဟောန္တိ ဂိဟိနိယော ဩဒါတဝသနာ ဗြဟ္မစရိနိယော။
 ဥပါသိကာစဿ သာဝိကာ ဟောန္တိ ဂိဟိနိယော ဩဒါတဝသနာ-
 ကာမဘောဂိနိယော၊ ဧဝံ တံ ဗြဟ္မစရိယံ ပရိပူရိ ဟောတိ တေန
 အင်္ဂေန။

ဧတေဟိ စေပိ စုန္ဒ အင်္ဂေဟိ သမန္တံဂတံ ဗြဟ္မစရိယံ ဟောတိ၊
 သတ္တာ စ ဟောတိ ထေရာ ရတ္တည စိရပဗ္ဗဇိဘော အဒ္ဓဂတော
 ဝယော အနုပ္ပတ္တော၊ ထေရာစဿ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိ
 ဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာစဿ ဘိက္ခု သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခု သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ

သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ထေရာစသ ဘိက္ခုနိယော သာဝိကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာစသ ဘိက္ခုနိယော
 သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊
 အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ
 သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစသ
 ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တ-
 ယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ
 သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။
 ဥပါသကာစသ သာဓကာ ဟောန္တိ ဂိဟိ သြဒါတဝသနာ ဗြဟ္မစာရိ-
 နော။ ဥပါသကာစသ သာဝကာ ဟောန္တိ ဂိဟိ သြဒါတဝသနာ
 ကာမဘောဂိနော။ ဥပါသိကာစသ သာဝိကာ ဟောန္တိ ဂိဟိနိယော
 သြဒါတဝသနာ ဗြဟ္မစာရိနော။ ဥပါသိကာစသ သာဝိကာ ဟောန္တိ
 ဂိဟိနိယော သြဒါတဝသနာ ကာမဘောဂိနိယော။)

ခေါ-သော်လည်း၊ အဿသတ္ထုနော-၏၊ ဗြဟ္မစရိယံ-သည်၊ ဝိတ္တာရိကံ-
 လေးပါးသော အရပ်မျက်နှာတို့၌ ကျယ်ပြန့်သည်၊ ဝါ-ထိုထိုအရပ်မျက်နှာတို့၌
 ကျယ်ပြန့်သည်၊ ဗာဟုဇဉ်-များစွာသောလူတို့သည် သိအပ်သည်၊ ဝါ-များစွာ
 သောလူတို့၏ အကျိုးကို ဆောင်တတ်သည်၊ ပုထုဘူတံ- ကျယ်ပြန့်သည် ဖြစ်၍
 ဖြစ်သည်၊ ယာဝ ဒေဝ မနုဿေဟိ-နတ်လူတို့ တိုင်အောင်၊ ဝါ- နတ်လူတို့ကို
 ပျံ့နှံ့စေ၍၊ သုပ္ပကာသိတံ-ကောင်းစွာ၊ ထင်စွာ ပြုအပ်ပြီးသည်၊ (တစ်နည်း)
 ဒေဝမနုဿာ-နတ်လူတို့သည်၊ ယာဝ-အကြင်မျှလောက် အတိုင်းအရှည် ရှိကုန်
 ၏၊ တတ္ထကေဟိ-ထိုမျှလောက် အတိုင်းအရှည်ရှိကုန်သော၊ ဒေဝ မနုဿေဟိ-
 နတ်လူတို့သည်၊ သုပ္ပကာသိတံ-သည်၊ ဟုတွာ-၍၊ ဣဒ္ဓဉ္စေ-ပြည့်စုံသည် လည်း
 ကောင်း၊ ဖိတဉ္စ-စည်ပင်ပွင့်လင်းသည် လည်းကောင်း၊ နော စ ဟောတိ-အံ၊
 ဝေ-ဤသို့ ဗြဟ္မစရိယ၏ ဣဒ္ဓတာ၊ ဖိတတာဟူသော ဂုဏ်အင်္ဂါနှင့် မပြည့်စုံသည်
 ရှိသော်၊ တံဗြဟ္မစရိယံ-သည်၊ တေနအင်္ဂေန-ဖြင့်၊ အပရိပူရံ-သည်၊ ဟောတိ-
 ဖြစ်၏။

(ယတော စ ခေါ စုန္ဒ တေဟိ စေဝ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မ-
 စရိယံ ဟောတိ၊ သတ္တာ စ ဟောတိ ထေရာ ရတ္တညူ စိရပဗ္ဗဇိတော
 အဒ္ဓဂတော ဝယော အနုပ္ပတ္တော၊ ထေရာစသ ဘိက္ခု သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ

သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာစဿ ဘိက္ခု။
 သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊
 အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ
 သုဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစဿ
 ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယော-
 ဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟ
 ဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။
 ထေရာစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာ
 ရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ
 ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ
 ဒေသေတုံ။ မဇ္ဈိမာစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ
 ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိ
 ဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေ-
 တွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ဥပါသကာစဿ သာဝကာ
 ဟောန္တိ ဂိဟိ ဩဒါတဝသနာ ဗြဟ္မစာရိနော။ ဥပါသကာ စဿ
 သာဝကာ ဟောန္တိ ဂိဟိ ဩဒါတဝသနာ ကာမဘောဂိနော။ ဥပါ-
 သိကာ စဿ သာဝိကာ ဟောန္တိ ဂိဟိနိယော ဩဒါကဝသနာ ဗြဟ္မ-
 စာရိနိယော။ ဥပါသိကာစဿ သာဝိကာ ဟောန္တိ ဂိဟိနိယော ဩဒါတ
 ဝသနာ ကာမဘောဂိနိယော။ ဗြဟ္မစရိယဉ္ဇဿ ဟောတိ ဣဒ္ဓဉ္ဇေ
 ဖိတဉ္ဇ ဝိတ္တာရိကံ ဗာဟုဇညံ ပုထုဘူတံ ယဒဝ ဒေဝမနုဿေဟိ သုပ္ပ-
 ကာသိတံ။ ဧဝံ တံ ဗြဟ္မစရိယံ ပရိပူရံ ဟောတိ တေနင်္ဂေန။

တေဟိ စေပိ စုန္ဒ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ ဟောတိ၊
 သတ္တာစ ဟောတိ ထေရာ ရတ္တည ဖိရပဗ္ဗဇိတော အဒ္ဓဂတော ဝယော
 အနုပ္ပတ္တော၊ ထေရာစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ
 ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ
 ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ
 ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိ-
 တာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ
 ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ

ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိဓိ-
 တာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊
 အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိ-
 ဟာရိယံ ဓမ္မံ ဒေသေတုံ။ ထေရာဓဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ
 ဝိယတ္တာ ဝိနိဓိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ သမက္ခာတုံ
 သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ
 သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာဓဿ ဘိက္ခုနိယော သာဝိကာ
 ဟောန္တိ ဝိယတ္တာ ဝိနိဓိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊ အလံ
 သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ
 နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ နဝါစဿ ဘိက္ခုနိယော
 သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိဓိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ၊
 အလံ သမက္ခာတုံ သဒ္ဓမ္မဿ၊ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ
 သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ဥပါသကာ
 ဓဿ သာဝကာ ဟောန္တိ ဂိဟိံ သြဒါတဝသနာ ဗြဟ္မစာရိနော။ ဥပါ-
 သကာဓဿ သာဝကာ ဟောန္တိ ဂိဟိံ သြဒါတဝသနာ ကာမဘောဂိ-
 နော။ ဥပါသိကာဓဿ သာဝိကာ ဟောန္တိ ဂိဟိံနိယော သြဒါတ-
 ဝသနာ ဗြဟ္မစာရိနိယော။ ဥပါသိကာဓဿ သာဝိကာ ဟောန္တိ ဂိဟိံ
 နိယော သြဒါတဝသနာ ကာမဘောဂိနိယော။ ဗြဟ္မစရိယဉ္ဇဿ
 ဟောတိ ဣဒ္ဓဉ္ဇေဝ ဖိတဉ္ဇ ဝိတ္တာရိကံ ဗာဟုဇညံ ပုထုဘူတံ ယာဝ-
 ဒေဝ မနုဿေဟိ သပ္ပကာသိတံ။)

ခေါ-သော်လည်း၊ ဗြဟ္မစရိယံ-သည်၊ လာဘဂ္ဂယသဂ္ဂပတ္တိ-လာဘိအားဖြင့်
 မြတ်သည်၏အဖြစ်၊ အရိန်အစော်အကျော်အစော အခြံအရံအားဖြင့်မြတ်သည်၏
 အဖြစ်သို့ရောက်သည်၊ ဝါ-မြတ်သောလာဘ်၊ မြတ်သောအရိန်အစော် အကျော်
 အစော အခြံအရံသို့ရောက်သည်၊ နောစဟောတိ-အံ၊ ဧဝံ-ဤသို့ ဗြဟ္မစရိယ၏
 လာဘဂ္ဂ ယသဂ္ဂ ပတ္တတာ ဟူသောအင်္ဂါနှင့်မပြည့်စုံသည်ရှိသော်၊ တံဗြဟ္မစရိယံ-
 သည်၊ ဧတနအင်္ဂေန-ဖြင့်၊ အပရိပူရံ-သည်၊ ဟောတိ-၏။

(ယတောစ ခေါ စုန္တ ဧတေဟိစေဝ အင်္ဂေဟိ သမန္နာဂတံ ဗြဟ္မစရိယံ
 ဟောတိ၊ သတ္တာစ ဟောတိ ထေရာ ရတ္တညူ စိရပဗ္ဗဇိတော အဒ္ဓ-
 ဂတော ဝယော အနုပ္ပတ္တော၊ ထေရာ ဓဿ ဘိက္ခု။ သာဝကာ
 ဟောန္တိ ဝိယတ္တာ ဝိနိဓိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ ။ပ။ သပ္ပာ-
 ဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာ ဓဿ ဘိက္ခု။ သာဝကာ ဟောန္တိ
 ဝိယတ္တာ ဝိနိဓိတာ ဝိသာရဒါ ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။

နဝါစဿ ဘိက္ခု သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ
 ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ထေရာ စဿ ဘိက္ခုနိယော
 သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ
 ဓမ္မံ ဒေသေတုံ။ မဇ္ဈိမာ စဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ
 ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။
 နဝါစဿ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာ-
 ရဒါ ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတုံ။ ဥပါသကာ စဿ သာဝ-
 ကာ ဟောန္တိ ဂိဟိံ သြဒါတဝသနာ ဗြဟ္မစာရိနော။ ဥပါသကာစဿ
 သာဝကာ ဟောန္တိ ဂိဟိံ သြဒါတဝသနာ ကာမဘောဂိနော။ ဥဒါ-
 သိကာ စဿ သာဝိကာ ဟောန္တိ ဂိဟိံနိယော သြဒါတဝသနာ ဗြဟ္မ-
 စာရိနိယော။ ဥပါသိကာစဿ သာဝိကာ ဟောန္တိ ဂိဟိံနိယော သြဒါတ
 ဝသနာ ကာမဘောဂိနိယော။ ဗြဟ္မစရိယံ စဿ ဟောတိ ဣဒ္ဓဉ္စေ
 ဖီတဉ္စ ဝိတ္တာရိကံ ဗာဟုဇညံ ပုထုဘူတံ ယာဝဒေဝ မနုဿေဟိ သုပ္ပ
 ကာသိတံ၊ လာဘဂ္ဂပတ္တဉ္စ ယသဂ္ဂပတ္တဉ္စ။ ဧဝံ တံ ဗြဟ္မစရိယံ ပရိပုရံ
 ဟောတိ တေနင်္ဂေန။)

၁၇၅။ စုန္ဒ-န္ဒ၊ တေရဟိ-ဉ္စ၊ သတ္တာ-သော၊ အရဟိ-သော၊ သမ္မာ-
 သမ္ဗုဒ္ဓေါ-သော၊ အဟံ-သည၊ လောကေ-ဉ္စ၊ ဥပ္ပန္နော-မုပ္ပိ၊ သုပ္ပဝေဒိတော-
 သော၊ နိယျာနိကော-သော၊ ဥပသမသံဝတ္တနိကော-သော၊ သမ္မာသမ္ဗုဒ္ဓပွဲ
 ဝေဒိတော-သော၊ ဓမ္မောစ-ကိုလည်း၊ သွာက္ခာတော-မုအပ်ပြီ၊ မေ-၏၊ သာ-
 ဝကာ-တို့သည်၊ ဝိညာပိတတ္တာစ-ကုန်သည်လည်း၊ ဟောန္တိ-ကုန်၏၊ တေသံ-
 သာဝကာနံ-တို့အား၊ ကေဝလံပရိပုရံ-သော၊ ဗြဟ္မစရိယဉ္စ-သည်လည်း၊ ဝါ-
 ကိုလည်း၊ အာဝိကတံ-သည်၊ ဥတ္တာနိကတံ-သည်၊ သဗ္ဗသိင်္ဂါဟပဒကတံ-သည်၊
 သပ္ပာဋ္ဌိဟိရကတံ-သည်၊ ယာဝ ဒေဝမနုဿေဟိ-တိုင်အောင်၊ သုပ္ပကာသိတံ-
 သည်၊ ဟောတိ-ခဲ့၏၊ စုန္ဒ-န္ဒ၊ တေရဟိ-ဉ္စ၊ သတ္တာ-သော၊ အဟံ-သည၊ ထေ-
 ရော-သည်၊ ရုတ္တည-သည်၊ စိရပဗ္ဗဇိတော-သည်၊ အဒ္ဓဂတော-သည်၊ ဝယော-
 အနုပ္ပတ္တော-သည်၊ အသိ-မုခဲ့၏၊ စုန္ဒ-န္ဒ၊ တေရဟိ-ဉ္စ၊ မေ-၏၊ သာဝကာ-
 ကုန်သော၊ ထေရာ-ကုန်သော၊ ယေဘိက္ခု-တို့သည်၊ ဝိယတ္တာ-ကုန်သည်၊ ဝိနိ-
 တာ-ကုန်သည်၊ ဝိသာရဒါ-ကုန်သည်၊ ပတ္တယောဂက္ခေမာ-ကုန်သည်၊ အဿ-
 မေ-ငါဘုရား၏၊ သဒ္ဓမ္မံ-ကို၊ သမက္ခာတံ-ငှာ၊ အလံ-ကုန်သည်၊ ဥပ္ပန္နံ-သော၊
 ပရပွဲဝါဒံ-ကို၊ သဟဓမ္မေဟိ-တို့ဖြင့်၊ သုနိဂ္ဂဟိတံ-ဖြင့်၊ နိဂ္ဂဟေတွာ-ကုန်၍၊
 သပ္ပာဋ္ဌိဟာရိယံ-သော၊ ဓမ္မံ-ကို၊ ဒေသေတုံ-ငှာ၊ အလံ-ကုန်သည်၊ ဟောန္တိ-
 ကုန်၏၊ မေ-ငါဘုရားအား၊ ဝါ-၏၊ သာဝကာ-ကုန်သော၊ ထေရာ-ကုန်
 သော၊ တေဘိက္ခု-တို့သည်၊ သန္တိခေါ-ရှိကုန်သည်။ (နောက်နောက်သော

ဝါကျ ပေယျာလများကိုလည်း ဤနည်းချည်းသော ယောဇနာရမည် ဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ဖော်ထားခဲ့တော့မည်။)

(သန္တိ ခေါ် ပန မေ စုန္ဒ တေရဟိ မဇ္ဈိမာ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ပတ္တယောဂက္ခေမာ အလံ သမက္ခာတံ သဒ္ဓမ္မဏှ၊ အလံ ဥပ္ပန္နံ ပရပုဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟိတံ နိဂ္ဂဟေ- တော သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ သန္တိ ခေါ် ပန မေ စုန္ဒ တေ- ရဟိ နဝါ ဘိက္ခု။ သာဝကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ သန္တိ ခေါ် ပန မေ စုန္ဒ တေရဟိ ထေရာ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ သန္တိ ခေါ် ပန မေ စုန္ဒ တေရဟိ မဇ္ဈိမာ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ သန္တိ ခေါ် ပန မေ စုန္ဒ တေရဟိ နဝါ ဘိက္ခုနိယော သာဝိကာ ဟောန္တိ ဝိယတ္တာ ဝိနိတာ ဝိသာရဒါ။ ပ ။ သပ္ပာဋ္ဌိဟာရိယံ ဓမ္မံ ဒေသေတံ။ သန္တိ ခေါ် ပန မေ စုန္ဒ တေရဟိ ဥပါသကာ သာဝကာ ဟောန္တိ ဂိဟိ သြဒါတ- ဝသနာ ဗြဟ္မစာရိနော။ သန္တိ ခေါ် ပန မေ စုန္ဒ တေရဟိ ဥပါသ- ကာ သာဝကာ ဟောန္တိ ဂိဟိ သြဒါတဝသနာ ကာမဘောဂိနော။ သန္တိခေါ် ပန မေ ဥပါသိကာ သာဝိကာ ဟောန္တိ ဂိဟိနိယော သြဒါ- တ ဝသနာ ဗြဟ္မစာရိနိယော။ သန္တိ ခေါ် ပန မေ ဥပါသိကာ သာဝိကာ ဟောန္တိ ဂိဟိနိယော သြဒါတဝသနာ ကာမဘောဂိနိယော။)

စုန္ဒ-န္တ၊ တေရဟိ-ဌိ၊ မေ-၏၊ ဗြဟ္မစရိယံ- သည်၊ ဝိတ္တာရိကံ- သည်၊ ဗာဟုဇညံ-သည်၊ ပုထုဘူတံ-သည်၊ ယာဝဒေဝမနုဿေဟိ-၍၊ သုပ္ပကာသိတံ- သည်၊ ဟုတော-၍၊ ဣဒ္ဓဉ္စေဝ-သည်လည်းကောင်း၊ ဖိဘဉ္စ-သည်လည်းကောင်း၊ ဟောတိ-၏။

၁၇၆။ စုန္ဒ-န္တ၊ တေရဟိ-ဌိ၊ ယာဝတာ-အကြင်မျှလောက် အတိုင်းအရှည် ရှိကုန်သော၊ သတ္တာရာ-ဆရာတို့သည်၊ လောကေ-၌၊ ဥပ္ပန္နာ-ဖြစ်ကြကုန်ပြီ၊ စုန္ဒ-န္တ၊ အဟံ-သည်၊ လာဘဂ္ဂယသဂ္ဂပတ္တော-သည်၊ အဂ္ဂိယထာဝေ-ဖြစ်သကဲ့ သို့သာလျှင်၊ ဧဝံ-တူ၊ တတ္ထတေသု သတ္တာရေသု-တို့တွင်၊ အညံ- ဝါဘုရားမှ တစ်ပါးသော၊ လာဘဂ္ဂယသဂ္ဂပတ္တံ-သော၊ ဧကသတ္တာရမ္ပိ-တစ်ယောက်သော ဆရာကိုသော်လည်း၊ အဟံ-သည်၊ အပ္ပဋ္ဌိဟာတေန-ဧ ပိတံအပင် အဆီးအတား၊ အာကန္တံအကုက် အနှောင့်အယှက် မရှိသော၊ သဗ္ဗညုတဉာဏစက္ခုနာ-သဗ္ဗညုတ

ဉာဏ် တည်းဟူသော မျက်လုံးတော်ဖြင့်၊ ဩလောကေန္တောပိ-ကြည့်ရှုပင်ကြည့်
 ရှုတော်မူပါသော်လည်း၊ န သမနုပဿာမိ-မြင်တော်မူ၊ စုန္ဒ-န္ဒ၊ တေရဟိ-ဌ၊
 ယာဝတာ-သော၊ သံဃောဝါ-သံဃာသည်သော်လည်းကောင်း၊ ဂဏောဝါ-
 ဂိုဏ်းသည် သော်လည်းကောင်း၊ လောဓက-ဌ၊ ဥပ္ပန္နော-ပြီ၊ စုန္ဒ-န္ဒ၊ အယံ-
 ဘိက္ခုသံဃော-ဤရဟန်းအပေါင်းသည်၊ လာဘဂ္ဂယသဂ္ဂပတ္တော-သည်၊ ဟောတိ
 ယထာဝေ-သို့သာလျှင်၊ စုန္ဒ-န္ဒ၊ ဧဝံ-တူ၊ အညံ-ငါတုရား၏ ရဟန်းအပေါင်း
 မှ တစ်ပါးသော၊ လာဘဂ္ဂယသဂ္ဂပတ္တံ-သော၊ ဧကသံဃမ္ပိ-တစ်ခုသောအပေါင်း
 ကိုသော်လည်း၊ အဟံ-သည်၊ အပ္ပိဋ္ဌိဟတေန-သော၊ သဗ္ဗညုတဉာဏစက္ခုနာ-
 ဖြင့်၊ ဩလောကေန္တောပိ-မူပါသော်လည်း၊ န သမနုပဿာမိ-မမူ။

စုန္ဒ-န္ဒ၊ ယံဝစနံ-အကြင်စကားကို၊ ဝဒမာနော-ပြောဆိုသော၊ ပုဂ္ဂလော-
 သည်၊ သမ္မာ-ကောင်းစွာ၊ ဝါ-မဖောက်မပြန်၊ ဝဒေယျ-ပြောဆိုရာ၏၊ ဝါ-
 ပြောဆိုသည်မည်ရာ၏၊ ကိံ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-
 စွာ၊ ဝဒေယျ-နည်း၊ သဗ္ဗာကာရသမ္ပန္နံ-အလုံးစုံသော အကြောင်းတို့နှင့် ပြည့်စုံ
 စွာ၊ ဝါ-အလုံးစုံသော အကြောင်းတို့နှင့် ပြည့်စုံအောင်၊ သဗ္ဗာကာရပရိပူရံ-
 အလုံးစုံသောအကြောင်းတို့ဖြင့် ပြည့်စွာ၊ ဝါ-အလုံးစုံသော အကြောင်းတို့ဖြင့်
 ပြည့်အောင်၊ အန္တနံ-မယုတ်လျော့ရအောင်၊ အနဓိကံ-မလွန်ရအောင်၊ သွာက္ခာ-
 တံ-ကောင်းစွာဟောအပ်သော၊ ဧကဝလံ-အလုံးစုံသော၊ ပရိပူရံ-ပြည့်သော၊
 (တစ်နည်း) ဧကဝလပရိပူရံ-အလုံးစုံ ထက်ဝန်းကျင်မှပြည့်သော၊ ဗြဟ္မစရိယံ-
 ကို၊ သုပ္ပကာသိတံ-ကောင်းစွာထင်စွာ ပြအပ်ပြီ၊ ဣတိ-သို့၊ ဝဒမာနော-သော၊
 ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ တံဝစနံ-ကို၊ ဣဒမေဝ ဗြဟ္မ-
 စရိယံ-ကိုသာလျှင်၊ သန္ဓာယ-ရည်ရှယ်၍၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊
 သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ ကိံ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊
 သမ္မာ-စွာ၊ ဝဒေယျ-နည်း၊ သဗ္ဗာကာရသမ္ပန္နံ-စွာ၊ သဗ္ဗာကာရပရိပူရံ-စွာ၊ အန္တနံ-
 အောင်၊ အနဓိကံ-အောင်၊ သွာက္ခာတံ-သော၊ ဧကဝလံပရိပူရံ-သော၊ ဗြဟ္မ-
 စရိယံ-ကို၊ သုပ္ပကာသိတံ-အပ်ပြီ၊ ဣတိ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-
 သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏။

စုန္ဒ-န္ဒ၊ ရာမပုတ္တော-ရာမ၏ သားဖြစ်သော၊ ဥဒကော - ဥဒကသည်၊
 (ဥဒကာဿုဒံ-ဟု ရှိခဲ့သော၊ “ဥဒကော အဿုဒံ” ဟု ပဒစ္စေဒပြု၊ အဿုဒံ
 ကား ပဒပူရဏ၊ ပဒါလင်္ကာရမျှသာ။) ဧဝံ-သို့၊ ဝါစံ-ကို၊ ဘာသတိ-ပြော
 ဆို၏၊ ကိံ-သို့၊ ဘာသတိ-နည်း၊ ပဿံ-မြင်သော၊ ပုဂ္ဂလော-သည်၊ နပဿတိ-
 မမြင်ရ၊ ဣတိဧဝံ-သို့၊ ဝါစံ-ကို၊ ဘာသတိ-၏၊ ကိဉ္စ-အဘယ်တရားကိုလည်း၊
 ပဿံ-သော၊ ပုဂ္ဂလော-သည်၊ နပဿတိ-နည်း။ (တစ်နည်း) ကိဉ္စ-ကိုလည်း။

ပဿနပဿတိတိ- “ပဿနပဿတိ” ဟူ၍၊ ဝုစ္စတိ-ဆိုအပ်သနည်း၊ ဣတိ-သို့၊ စေပုစ္ဆေယျ-အကယ်၍ မေးခွဲငြားအံ့၊ ဧဝံသတိ-ဤသို့ မေးခွဲသည် ရှိသော်၊ ဧဝံ-သို့၊ ဝိဿဇ္ဇေယျ-ဖြေဆိုရာ၏၊ ကိံ-သို့၊ ဝိဿဇ္ဇေယျ-ဖြေဆိုရာ သနည်း၊ သာဓုနိသိတဿ-ကောင်းစွာ သွေးအပ်သော၊ အဿခုရဿ-ထိုသင်ဓုန်း၏၊ တလံ-အပြင်ကိုသာ၊ ပဿတိ-မြင်ရ၏၊ ခေါ-ထိုသို့ပင် မြင်ပါသော်လည်း၊ အဿ-ခုရဿ-၏၊ ဓာရဉ္စ-အသွားကိုကား၊ နပဿတိ-မမြင်ရ၊ (စုန္ဒ-န္ဒ၊) အဿခုရဿ-၏၊ တလံ-အပြင်ကို၊ ပဿံ-လော၊ ပုဂ္ဂလော-သည်၊ ဣဒံဓာရံ-ဤအသွားကို၊ နပဿတိ-မမြင်ရ၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏၊ (တစ်နည်း) (စုန္ဒ-န္ဒ၊) ဣဒံအဒဿနံ-ဤသင်ဓုန်းအပြင်ကိုသာ မြင်ရ၍ အသွားကို မမြင်ရခြင်းကို၊ ပဿ နပဿတိတိ-ဟူ၍၊ ဝုစ္စတိ-၏၊ ဣတိဧဝံ-သို့၊ ဝါစံ-ကို၊ ဘာသတိ-၏၊ ဣတိဧဝံ-ဤသို့၊ ဝိဿဇ္ဇေယျ-ရာ၏၊ စုန္ဒ-န္ဒ၊ ရာမပုစ္ဆေန-သော၊ ဥဒကေန-သည်၊ ဟိနံ-ယုတ်ညံ့အောက်ကျသော၊ ဝါမ္ပိ-ရှာသုတို့၏ဥစ္စာဖြစ်သော၊ ပေါထုဇ္ဇနိကံ-ပုထုဇဉ်တို့၏ ဥစ္စာဖြစ်သော၊ ဝါ-ပုထုဇဉ်တို့သည် သိအပ်သော၊ အနရိယံ-အရိယာပုဂ္ဂိုလ်တို့၏ ဥစ္စာမဟုတ်သော၊ အနတ္ထသဉ္စိတံ-အကျိုးစီးပွားနှင့် မစပ်ယှဉ်သော၊ ယံ ဧတံ စစနံ-အကြင်စကားကို၊ ဘာသိတံ-အပ်ပြီ၊ တံဝစနံ-ကို၊ ခုရဓော-ကိုသာလျှင်၊ သန္ဓာယ-ရည်ရွယ်၍၊ ဘာသိတံ-အပ်ပြီ၊ စုန္ဒ-န္ဒ၊ ယံတံဝစနံ-ကို၊ ဝဒမာနော သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-၏၊ ကိံ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-နည်း၊ ပဿံ-သော၊ ပုဂ္ဂလော-သည်၊ နပဿတိ-ရ၊ ဣတိ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ တံဝစနံ-ကို၊ ဣဒမေဝ ဗြဟ္မစရိယံ-ကိုသာလျှင်၊ သန္ဓာယ-၍၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ ကိံ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-နည်း၊ ပဿံ-သော၊ ပုဂ္ဂလော-သည်၊ နပဿတိ-ရ၊ ဣတိ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ ကိဉ္စ-ကိုလည်း၊ ပဿံ-သော၊ ပုဂ္ဂလော-သည်၊ နပဿတိ-နည်း၊ ဣတိ-သို့၊ စေပုစ္ဆေယျ-အံ့၊ ဧဝံသတိ-သော်၊ ဧဝံ-သို့၊ ဝိဿဇ္ဇေယျ-ရာ၏၊ ကိံ-သို့၊ ဝိဿဇ္ဇေယျ-နည်း၊ ဧဝံ-ဤသို့၊ သဗ္ဗာကာရသမ္ပန္နံ-အောင်၊ သဗ္ဗာကာရပရိပူရံ-အောင်၊ အနုနံ-အောင်၊ အနဓိကံ-အောင်၊ သွာက္ခာတံ-သော၊ ကေဝလံပရိပူရံ-သော၊ ဗြဟ္မစရိယံ-ကို၊ သပ္ပကာသိတံ-ပြီ၊ ဣတိ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ ဣတိဟိ-ဤသို့သာလျှင်၊ ဝါ-ဤအကြောင်းကြောင့်သာလျှင်၊ ဧတံ ဗြဟ္မစရိယံ-ကို၊ နပဿတိ-မမြင်ရ၊ ဝါ-မမြင်နိုင်၊ ဣတိဧဝံ-သို့၊ ဝိဿဇ္ဇေယျ-ရာ၏၊ ဣတိတသ္မာ-ထိုဗြဟ္မစရိယကို မမြင်နိုင်သည်၏ အဖြစ်ကြောင့်၊ ဣဒံအဒဿနံ-ဤသင်ဓုန်းသွားကို မမြင်ရခြင်းကို၊ ဧတ္ထတေသိံ ပစ္စေ-ဤပြဿနာ၌၊ အပကဇေယျ-ခွာရာ၏၊ ဝါ-ပယ်ရာ၏၊ ဧဝံ-ဤသို့ခွာသည်ရှိသော်၊ တံဝစနံ-ထို “ပဿ နပဿတိ” ဟူသောစကားသည်၊ ပရိသုဒ္ဓ

တရံ-အထူးသဖြင့်သန့်ရှင်းစစ်ကြယ်သည်။ အဿ-ရာ၏၊ ဣတိတသ္မာ-ထိုသို့ သန့်ရှင်းစစ်ကြယ်သည်၏ အဖြစ်ကြောင့်၊ ဣတိဟိ-ဤသို့သာလျှင်၊ ဝါ-ဤအကြောင်းကြောင့်သာလျှင်၊ ဧတံ ဗြဟ္မစရိယံ-ဤမြတ်သော အကျင့်ကို၊ နပဿတိ-ရာ၊ ဣတိဣဒံအဒဿနံ- ဤဗြဟ္မစရိယကို မမြင်ရခြင်းကိုသာ၊ ဧတ္ထတေသ္မိ-ပဉ္စေ-ဤ၊ ဝါ-သို့၊ ဥပကဇေယျ-ဆွဲငင်ရာ၏၊ ဧဝံ-ဤသို့ ဆွဲငင်သည်ရှိသော်၊ တံဝစနံ-ထို“ပဿံ နပဿတိ” ဟူသော စကားသည်၊ ပရိပူရတရံ-အထူးသဖြင့် ပြည့်စုံလုံလောက်သည်၊ အဿ-ရာ၏၊ ဣတိတသ္မာ-ကြောင့်၊ ဣတိဟိ-သို့သာလျှင်၊ ဧတံ ဗြဟ္မစရိယံ-ကို၊ နပဿတိ-ရာ၊ စုန္ဒ-နန္ဒ၊ ဣဒံအဒဿနံ-ဤဗြဟ္မစရိယကို မမြင်ရခြင်းကိုသာ၊ ပဿံ နပဿတိတိ-ဟူ၍၊ ဝုစ္စတိ-အပ်၏။



စုန္ဒ-နန္ဒ၊ ယံ တံ ဝစနံ-ကို၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ ကိ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-နည်း၊ သဗ္ဗာကာရသမ္ပန္နံ-အောင်၊ သဗ္ဗာကာရပရိပူရံ-အောင်၊ အနန္တံ-အောင်၊ အနဓိကံ-အောင်၊ သွာက္ခာတံ-သော၊ ကေဝလံပရိပူရံ-သော၊ ဗြဟ္မစရိယံ-ကို၊ သုပ္ပကာသိတံ-အပ်ပြီ၊ ဣတိ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ တံ ဝစနံ-ကို၊ ဣဒမေဝ-ဗြဟ္မစရိယံ-ကိုသာလျှင်၊ သန္ဓာယ-၍၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ ကိ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-နည်း၊ သဗ္ဗာကာရသမ္ပန္နံ-စွာ၊ သဗ္ဗာကာရပရိပူရံ-စွာ၊ အနန္တံ-အောင်၊ အနဓိကံ-အောင်၊ သွာက္ခာတံ-သော၊ ကေဝလံပရိပူရံ-သော၊ ဗြဟ္မစရိယံ-ကို၊ သုပ္ပကာသိတံ-အပ်ပြီ၊ ဣတိ-သို့၊ ဝဒမာနော-သော၊ ပုဂ္ဂလော-သည်၊ သမ္မာ-စွာ၊ ဝဒေယျ-၏။

သင်္ဂါယိတဗ္ဗဓမ္မ

၁၇၇။ စုန္ဒ-နန္ဒ၊ ယသ္မာ-ကြောင့်၊ ဣဒမေဝ ဗြဟ္မစရိယံ-ကိုသာလျှင်၊ သန္ဓာယ-၍၊ ဝဒမာနော-သော၊ ပုဂ္ဂလောဝေ-သည်သာ၊ သမ္မာ-စွာ၊ ဝဒေယျ-ရာ၏၊ တသ္မာ-ကြောင့်၊ ဣဟဣမသ္မိ-သာသနေ-ဤ၊ ယေဓမ္မာ-တို့ကို၊ ဝေါ-တို့အား၊ မယာ-သည်၊ အဘိညာ-ထူးသော ပစ္စေဝေက္ခဏာ ဉာဏ်ဖြင့် သိတော်မူရ၍၊ ဝါ-ထူးသော အရဟတ္တမဂ်ဉာဏ်ကြောင့် သိတော်မူရ၍၊ ဒေသိတာ-ဟောတော်မူအပ်ကုန်ပြီ၊ တတ္ထ တေသုဓမ္မေသု-တို့၌၊ ယထာ-အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်၊ သင်္ဂါယမာနေ-ရွတ်ဖတ် သရဇ္ဈာယ်အပ်သည်ရှိသော်၊ အဝိဝဒိယမာနေ-မငြင်းခုံအပ်သည်ရှိသော်၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-ရှည်သောအခွန်သို့ ရောက်နိုင်သည်၊ ဝါ-အရှည် ခံနိုင်သည်၊ စိရဋ္ဌိတိကံ- ကြောမြင့်စွာသောကာလပတ်လုံး တည်ခြင်းရှိသည်၊ ဝါ-ကြောမြင့်စွာ

တည်ခြင်းရှိသည်၊ ဝါ-ကြာမြင့်စွာသော တည်ခြင်းရှိသည်၊ အဿ-ရာ၏၊
 တထာ-ထို သာသနာတော်၏ ကြာမြင့်စွာတည်နိုင်လောက်အောင်သော အခြင်း
 အရာအားဖြင့်၊ သဗ္ဗေဟေဝ-တစ်ယောက်မကြွင်း၊ ခပင်းဥသို့ အလုံးစုံသာလျှင်
 ဖြစ်ကုန်သော၊ ဝေါ-သင်တို့သည်၊ သင်္ဂမ္မ-မိမိနေရပ်မှ သွားကြကုန်၍၊ ဝါ-
 ပေါင်းဆုံကြကုန်၍၊ သမာဂမ္မ-တစ်ပါးသောအရပ်မှ လာကြကုန်၍၊ အတ္ထေန-
 တစ်ပါးသောပုဒ်၌ လာသော အနက်နှင့်၊ သဟ-တကွ၊ အတ္ထံ-ထိုထို သုတ်၌
 လာသောအနက်ကို လည်းကောင်း၊ ဗျဉ္ဇနေန-တစ်ပါးသော ပုဒ်၌ လာသော
 သဒ္ဓါနှင့်၊ သဟ-တကွ၊ ဗျဉ္ဇနံ-ထိုထိုသုတ်၌ လာသောသဒ္ဓါကို လည်းကောင်း၊
 သမာနေန္တေဟိ-တူသည်ကို ပြုကြကုန်လျက်၊ ဝါ-ဥပမာကို ကောင်းစွာ ဆောင်
 ကြကုန်လျက်၊ “(ထည့်သည်) သင်္ဂါယိတဗ္ဗံ-ရွတ်ဖတ် သရဇ္ဈာယ်အပ်၏၊ န
 ဝိဝဒိတဗ္ဗံ-ငြင်းခုံရာ၊ တံ သင်္ဂါယန အဝိဝဒနံ-ထို တပေါင်းတည်း ရွတ်ဖတ်
 သရဇ္ဈာယ်ခြင်း၊ မငြင်းခုံခြင်းသည်၊ ဗဟုဇနဟိတာယ-များစွာသော လူအပေါင်း
 ၏အစီးအပွားကို ပြုခြင်းငှာ လည်းကောင်း၊ ဗဟုဇနသုခါယ-များစွာသော လူ
 အပေါင်း၏ ချမ်းသာကိုပြုခြင်းငှာ လည်းကောင်း၊ လောကနုကမ္မာယ-သတ္တ
 လောကကို အစဉ်သနား စောင့်ရှောက် ချီးမြှောက် ထောက်ပံ့ခြင်းငှာ လည်း
 ကောင်း၊ ဒေဝ မနုဿာနံ-နတ်လူတို့၏၊ အတ္ထာယ-ပရမတ္ထ နိဗ္ဗာန်အကျိုးငှာ
 လည်းကောင်း၊ ဟိတာယ-ဖိုလ်အကျိုးငှာ ဖြစ်တတ်သော မဂ်အကျိုးငှာ
 လည်းကောင်း၊ သုခါယ-ဖလသမာပတ္တိ ချမ်းသာအကျိုးငှာ လည်းကောင်း၊
 အဿ-ရာ၏၊ စုံနွဲ့-နွဲ့၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊ ယထာ-အားဖြင့်၊ သင်္ဂါယ-
 မာနေ-သော်၊ အဝိဝဒိယမာနေ-သော်၊ ဣဒိဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊
 စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊
 ဝေါ-တို့သည်၊ သင်္ဂမ္မ-ကုန်၍၊ သမာဂမ္မ-ကုန်၍၊ အတ္ထေန-နှင့်၊ သဟ-ကွ၊
 အတ္ထံ-ကို လည်းကောင်း၊ ဗျဉ္ဇနေန-နှင့်၊ သဟ-ကွ၊ ဗျဉ္ဇနံ-ကို လည်းကောင်း၊
 သမာနေန္တေဟိ-ကုန်လျက်၊ သင်္ဂါယိတဗ္ဗံ-အပ်၏၊ နဝိဝဒိတဗ္ဗံ-ရာ၊ တံသင်္ဂါယန-
 အဝိဝဒနံ-သည်၊ ဗဟုဇနဟိတာယ-ငှာ လည်းကောင်း၊ ဗဟုဇနသုခါယ-ငှာ
 လည်းကောင်း၊ လောကနုကမ္မာယ-ငှာ လည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊
 အတ္ထာယ-ငှာ လည်းကောင်း၊ ဟိတာယ-ငှာ လည်းကောင်း၊ သုခါယ-ငှာ
 လည်းကောင်း၊ အဿ-ရာ၏၊ ဝေါ-တို့အား၊ မယာ-သည်၊ အဘိညာ-ရ၍၊
 ဒေသိတာ-ကုန်သော၊ တေ ဓမ္မာ-တို့သည်၊ ကတမေ စ-အဘယ်သည်တို့နည်း၊
 ဓသယျထိဒံ-ထိုင် ဘုရား ထူးသောဉာဏ်ဖြင့်သိတော်မူ၍ ဟောတော်မူအပ်သော
 တရားတို့ဟူကုန်သည်အဘယ်သည်တို့နည်း၊ စတ္တာရော-ကုန်သော၊ သတိပဋ္ဌာနာ-
 တို့ လည်းကောင်း၊ စတ္တာရော-ကုန်သော၊ သမ္ပပ္ပဓာနာ-တို့ လည်းကောင်း၊
 စတ္တာရော-ကုန်သော၊ ဣဒ္ဓိပါဒါ-တို့ လည်းကောင်း၊ ပဉ္စ-ကုန်သော၊ ဣန္ဒြိယာ
 နိ-တို့ လည်းကောင်း၊ ပဉ္စ-ကုန်သော၊ ဗလဒနိ-တို့ လည်းကောင်း၊ သတ္တ-ကုန်

သော၊ ဗောဇ္ဈင်္ဂါ-တို့ လည်းကောင်း၊ အရိယော-ကိလေသာမြို့မှူး ညစ်အကြေး
 မှ ကင်းဝေး စင်ကြယ်သော၊ ဝါ-ကိလေသာတည်းဟူသော ရန်သူတို့၏ ကင်း
 ဝေးကြောင်း ဖြစ်သော၊ အဋ္ဌဂီကော-ရှစ်ပါးသော အင်္ဂါရှိသော၊ မဂ္ဂေါ-
 လည်းကောင်း၊ ဣတိဣမေ-ဤသည်တို့ပေတည်း၊ စုန္ဒ-န္ဒ၊ ယတ္ထ ယေသု ဓမ္မေသု-
 တို့၌၊ ယထာ-အားဖြင့်၊ သင်္ဂိယမာနေ-သော်၊ အဝိဝဒိယမာနေ-သော်၊ ဣဒံ
 ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊ တထာ-
 အားဖြင့်၊ သဗ္ဗေပေဝ-ကုန်သော၊ ဝေါ-တို့သည်၊ သင်္ဂိမ္မ-ကုန်၍၊ သမာဂမ္မ-
 ကုန်၍၊ အတ္ထေန-နှင့်၊ သဟ-က၊ အတ္ထံ-ကို လည်းကောင်း၊ ဗျဉ္ဇနေန-နှင့်၊
 သဟ-က၊ ဗျဉ္ဇနံ-ကို လည်းကောင်း၊ သမာနေန္ဓေဟိ-ကုန်လျက်၊ သင်္ဂိယံတဗ္ဗံ-
 အပ်၏၊ နဝိဝဒိတဗ္ဗံ-ရာ၊ တံ သင်္ဂိယန အဝိဝဒနံ-သည်၊ ဗဟူဇန ဟိတဘယ-
 ဌာ လည်းကောင်း၊ ဗဟူဇန သုခါယ-ဌာ လည်းကောင်း၊ လောကာနုကမ္မာယ-
 ဌာ လည်းကောင်း၊ ဒေဝ မနုဿာနံ-တို့၏၊ အတ္ထာယ-ဌာ လည်းကောင်း၊
 ဟိတဘယ-ဌာ လည်းကောင်း၊ သုခါယ-ဌာ လည်းကောင်း၊ အဿ-ရာ၏၊
 ဝေါ-တို့အား၊ မယာ-သည်၊ အဘိညာ-၍၊ ဒေသိတာ-ကုန်သော၊ တေ ဓမ္မာ-
 တို့သည်၊ ဣမေ ဝေါ-ဤ သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယ တရားတို့သာ
 လျှင်တည်း။

သညာပေတဗ္ဗဝိဓိ

၁၇၀။ စုန္ဒ-စုန္ဒ၊ တေသံ စ ဝေါ-ထို သင်တို့သည်လည်း၊ သမဂ္ဂါနံ-တက္ခ
 ဖြစ်ကြကုန်သည် ဖြစ်၍၊ ဝါ-ညီညွတ်ကြကုန်သည် ဖြစ်၍၊ သမ္မောဒ မာနာနံ-
 ကောင်းစွာ ဝမ်းမြောက်ကြကုန်သည်ဖြစ်၍၊ အဝိဝဒမာနာနံ-မငြင်းခုံကြကုန်
 သည်ဖြစ်၍၊ * သိက္ခတံ-ကျင့်ကြကုန်စဉ်၊ အညတရော-အမှတ်မထား တစ်ပါး
 ပါးသော၊ သဗြဟ္မစာရီ-အတူတကွ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသော
 သိတင်းသုံးဖော်သည်၊ သံဃေ-သံဃာ၌၊ ဓမ္မံ-တရားကို၊ ဘာသေယျ-ပြော
 ဟောငြားအံ့။

(တစ်နည်း) စုန္ဒ-န္ဒ၊ သမဂ္ဂါနံ- ကုန်သော၊ သမ္မောဒမာနာနံ-ကုန်သော၊
 အဝိဝဒမာနာနံ- ကုန်သော၊ တေသညဝေါ-တို့သည်လည်း၊ သိက္ခတံ-ကုန်စဉ်၊
 အညတရော-သော၊ သဗြဟ္မစာရီ-သည်၊ သံဃေ-၌၊ ဓမ္မံ-ကို၊ ဘာသေယျ-အံ့။

* ဗုဒ္ဓိဗျူဟာ။ ။ဤဝါကျ၌ အချို့သောမူထု၌ သိက္ခိတဗ္ဗံ-ဟု ရှိတတ်ကြ၏၊ တေသံစဝေါ
 စသော ဆဋ္ဌိ ဗဟူဝစနန္ဒပုဂ္ဂိုလ်တို့နှင့် သမာနာဓိကရဏ ဖြစ်သောကြောင့်
 လည်းကောင်း၊ အညတရော-ပုဂ္ဂိုလ်နှင့် နိဗ္ဗာရဏသမုဒါယ၊ နိဗ္ဗာရဏိယ-စပ်ရမည်ဖြစ်
 သောကြောင့်လည်းကောင်း "သိက္ခတံ"ဟု ဆဋ္ဌိဗဟူဝစနန္ဒနှင့် မှီမှ သင့်လျော်မည်။

(တစ်နည်း) စုန္ဒ-နွ၊ သမဂ္ဂါနံ - ကုန်သည်ဖြစ်၍၊ သမ္မောဒမာနာနံ - ကုန်
သည်ဖြစ်၍၊ အဝိဝဒမာနာနံ-ကုန်သည်ဖြစ်၍၊ သိက္ခိတံ-ကုန်သော၊ တေသဉ္စေဝါ-
တို့တိုင်လည်း၊ အညတရော-သော၊ သဗြဟ္မစာရီ-သည်၊ သံသေ-ဦး၊ ဓမ္မံ-ကို၊
ဘာသေယျ-အံ၊ တတြတသ္မိံ သံသေ- ထိုသံသာဦး၊ ဝါ- ထိုသံသာ အလယ်ဦး၊
(ငါ့နည်း) တတြတသ္မိံ ဘာသိတေ-ထိုသံတင်းသုံးဖော်သည် ဟောအပ်သော
တရားဦး၊ တုမ္မာကံ-တို့အား၊ ဝေ-သည်၊ စေအာယ-အကယ်၍ ဖြစ်ခဲ့ငြားအံ၊
ကိ-သည်၊ အာယ-ရာသနည်း၊ အယံအာယသ္မာ-ဤအရှင်သည်၊ အတ္ထဉ္စေဝ-
အနက်ကိုလည်း၊ မိစ္ဆာ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောအားဖြင့်၊ ဂဏှာ
တို-ယူခဲ့၏၊ ဗျဉ္ဇနာနိဝ-သဒ္ဓါတို့ကိုလည်း၊ မိစ္ဆာ-အားဖြင့်၊ ရောပေတိ-တင်ခဲ့၏၊
ဣတိဝေ-သည်၊ စေအာယ-အံ၊ ဝေသတိ-သော်၊ တဿ သဗြဟ္မစာရီနော-၏၊
ဝစနံ-ကို၊ နေဝ အဘိနန္ဒိတဗ္ဗံ-နှစ်လည်း မနှစ်သက်အပ်၊ နပဋိက္ခောသိတဗ္ဗံ-
တားလည်း မတားမြစ်အပ်၊ အနဘိနန္ဒိတော-မူ၍၊ အပဋိက္ခောသိတော- မူ၍၊
သော သဗြဟ္မစာရီ-သည်၊ ဝါ-ကို၊ ဝေ-သို့၊ ဝစနိယော- ပြောဆိုအပ်သည်၊
အာယ-ရာဇံ၊ ကိ-သို့၊ ဝစနိယော-သည်၊ အာယ-နည်း၊ အာဝုသော-ငါ့ရှင်၊
ဣမဿ အတ္ထဿ-ဤ ငါ့ရှင်ရှုတ်ဆိုအပ်သော အနက်၏၊ ဣမာနိ ဗျဉ္ဇနာနိဝါ-
ဤသဒ္ဓါတို့သည်သော်လည်း၊ ဩပယိကတရာနိနုခေါ-အထူးသဖြင့် သင့်မြတ်
သော အကြောင်း၌ယှဉ်ပါကုန်သလော၊ တောနိဗျဉ္ဇနာနိဝါ- ထိုသဒ္ဓါတို့သည်
သော်လည်း၊ ဩပယိကတရာနိနုခေါ- ပါကုန်သလော၊ ကတမာနိ-အတယ်
သဒ္ဓါတို့သည်၊ ဩပယိကတရာနိ-ပါကုန်သနည်း၊ ဣမေသံ ဗျဉ္ဇနာနိဝါ-တို့၏
သော်လည်း၊ အယ်ဝါအတ္ထော-ဤအနက်သည်သော်လည်း၊ ဩပယိကတရော
နုခေါ-အထူးသဖြင့် သင့်မြတ်သောအကြောင်း၌ ယှဉ်ပါသလော၊ ဒေသောဝါ
အတ္ထော- ထိုအနက်သည်သော်လည်း၊ ဩပယိကတရောနုခေါ- ပါသလော၊
ကတမောဝါ အတ္ထော - အတယ်အနက်သည်သော်လည်း၊ ဩပယိကတရော-
ပါသနည်း၊ ဣတိဝေ-သို့၊ ဝစနိယော-သည်၊ အာယ-၏၊ သော သဗြဟ္မစာရီ-
သည်၊ ဝေ-သို့၊ စေဝဒေယျ-အံ၊ ကိ-သို့၊ ဝဒေယျ-နည်း၊ အာဝုသော-တို့၊
ဣမဿအတ္ထဿ-၏၊ ယာစေဝတောနိ ဗျဉ္ဇနာနိ-အကြင် သဒ္ဓါတို့ကို သာလျှင်၊
မယာ-သည်၊ ဝုတ္တာနိ-ဆိုအပ်ကုန်ပြီ။ (ထည့်သည်)။ ဣမာနေဝဗျဉ္ဇနာနိ-
ဤ အကျွန်ုပ် ဆိုအပ်ပြီးသော သဒ္ဓါတို့သည်သာလျှင်၊ ဩပယိကတရာနိ-
ပါကုန်၏၊ ဣမေသံ ဗျဉ္ဇနာနိ-တို့၏၊ ယာစေဝ သော အတ္ထော- အကြင်
အနက်ကိုသာလျှင်၊ မယာ-သည်၊ ဝုတ္တာ-ဆိုအပ်ပါပြီ၊ အယမေဝအတ္ထော-
ဤအကျွန်ုပ် ဆိုအပ်သောအနက်သည်သာလျှင်၊ ဩပယိကတရော-ပါ၏၊ ဣတိ
ဝေ-သို့၊ စေဝဒေယျ-အံ၊ ဝေသတိ-သော်၊ သော သဗြဟ္မစာရီ-ကို၊ နေဝဉ္စသော
ဒေတဗ္ဗော-ချီးလည်း မချီးမြှောက်အပ်၊ န အပသာဒေတဗ္ဗော- ခြိမ်းလည်း
မခြိမ်းမြှောက်အပ်၊ အနုဿာဒေတော-မူ၍၊ အနပသာဒေတော-မူ၍၊ သေဝ

သောဝေသဗြဟ္မစာရီ-ကိုသာလျှင်၊ သာဓုကံ-ကောင်းစွာ၊ ဝါ-ရိုသေလေးမြတ်
တင်းကျပ်မြဲမြံစွာ၊ ဝါ-ဝါဘုရား၏ အမိန့်တော် အာဏာဖြင့်၊ တဿစ အတ္ထဿ-
ထို အနက် ကိုလည်းကောင်း၊ တေသညဗျဉ္ဇနာနံ-ထိုသဒ္ဒါတို့ကိုလည်းကောင်း၊
နိလန္တိယာ-နှိုင်းချိန်ထောက်လှမ်း စုံစမ်းဆင်ခြင်နိုင်ခြင်းငှာ၊ သညာပေတဗ္ဗော-
သိစေအပ်၏။

၁၇၉။ စုန္ဒ-နွ၊ အပဏေပိ-တစ်ပါးလည်းဖြစ်သော၊ သဗြဟ္မစာရီ-သည်၊
သံသေ-၌၊ ဓမ္မ-ကို၊ စေဘာသေယျ-ဌားအံ့၊ တတြတသ္မိံ သံသေ-၌၊ (တစ်နည်း) တတြ
တသ္မိံ ဘာသိတေ-၌၊ တုမ္ပာကံ-တို့အား၊ ဧဝံ-သည်၊ စေအဿ-ဌားအံ့၊ ကိံ-
သို့၊ အဿ-နည်း၊ အယံ အာယသ္မာ-ဤအရှင်သည်၊ အတ္ထံ ဟိ-အနက်ကို
သာ၊ မိစ္ဆာ-အားဖြင့်၊ ဂဏှာတိ-ခဲ့၏၊ ဗျဉ္ဇနာနံ-တို့ကို၊ သမ္မာ-ကောင်းစွာ၊
ဝါ-မဖောက်မပြန် ဟုတ်မှန်သောအားဖြင့်၊ ရောပေတိ-ခဲ့၏၊ ဣတိဧဝံ-သည်၊
စေအဿ-ဌားအံ့၊ ဧဝံသတိ-သော်၊ တဿ သဗြဟ္မစာရီနော-၏၊ ဝစနံ-ကို၊
နေဝအဘိနန္ဒိတဗ္ဗံ-အပ်၊ န ပဋိက္ခောသိတဗ္ဗံ-အပ်၊ အနဘိနန္ဒိတော-၍၊ အပ္ပ-
ဋိက္ခောသိတော-၍၊ သောသဗြဟ္မစာရီ-သည်၊ ဝါ-ကို၊ ဧဝံ-သို့၊ ဝစနိယော-အပ်
သည်၊ အဿ-ရာ၏၊ ကိံ-သို့၊ ဝစနိယော-အပ်သည်၊ အဿ-နည်း၊ အာရု-
သော-ရှင်၊ ဣမေသံ ဗျဉ္ဇနာနံ-တို့၏၊ အယံ ဝါ အတ္ထော-သည်ဆော်လည်း၊
ဩပါယိကတရောနုခေါ-လော၊ ဒေသော ဝါ အတ္ထော-သည်ဆော်လည်း၊ ဩပါ-
ယိကတရောနုခေါ-လော၊ ကတမောအတ္ထော-သည်၊ ဩပါယိကတရောနုခေါ-
နည်း၊ ဣတိဧဝံ-သို့၊ ဝစနိယော-အပ်သည်၊ အဿ-ရာ၏၊ သော သဗြဟ္မစာရီ-
သည်၊ ဧဝံ-သို့၊ စေဝဒေယျ-ဌားအံ့၊ ကိံ-သို့၊ စဒေယျ-နည်း၊ အာရုသော-
တို့၊ ဣမေသံ ဗျဉ္ဇနာနံ-တို့၏၊ ယာစေဝ ဒေသောအတ္ထော-အကြင်အနက်ကိုသာ
လျှင်၊ မယာ-သည်၊ ဝုတ္ထော-အပ်ပါပြီ၊ အဟမေဝအတ္ထော-ဤ အကျွန်ုပ် ဆို
အပ်ပြီးသော အနက်သည်သာလျှင်၊ ဩပါယိကတရော-ပါ၏၊ ဣတိဧဝံ-ဤသို့၊
စေဝဒေယျ-ဌားအံ့၊ ဧဝံ ဝဒန္တေ-သော်၊ သောသဗြဟ္မစာရီ-ကို၊ နေဗညာယာဒေ-
တဗ္ဗော-အပ်၊ န အပသာဒေတဗ္ဗော-အပ်၊ အနုသာဒေတော-၍၊ အနပသာ-
ဒေတော-၍၊ သေဝ သောဝေသဗြဟ္မစာရီ-ကိုသာလျှင်၊ သာဓုကံ-စွာ၊ တဿေဝ
အတ္ထဿ-ကိုသာလျှင်၊ နိလန္တိယာ-ငှာ၊ သညာပေတဗ္ဗော-အပ်၏။

၁၈၀။ စုန္ဒ-နွ၊ အပဏေ-သော၊ သဗြဟ္မစာရီပိ-လည်း၊ သံသေ-၌၊ ဓမ္မ-
ကို၊ စေ ဘာသေယျ-ဌားအံ့၊ တတြ တသ္မိံ သံသေ-၌၊ (တစ်နည်း) တတြ
တသ္မိံ ဘာသိတေ-၌၊ တုမ္ပာကံ-တို့အား၊ ဧဝံ-သည်၊ စေ အဿ-ဌားအံ့၊ ကိံ-
သို့၊ အဿ-နည်း၊ အယံ အာယသ္မာ-သည်၊ အတ္ထံ ဟိ-ကိုသာ၊ သမ္မာ-စွာ၊
ဂဏှာတိ-ခဲ့၏၊ ဗျဉ္ဇနာနံ-တို့ကို၊ မိစ္ဆာ-အားဖြင့်၊ ရောပေတိ-ခဲ့၏၊ ဣတိ ဧဝံ-

သည်။ စေ အာဏ-ဌားအံ့၊ ဧဝံသတိ-သော်၊ တဿ သြဟ္မစာရိနော-၏၊ ဝစနံ-
 ကို၊ နေဝ အဘိနန္ဒိတဗ္ဗံ-အပ်၊ န ပဋိက္ခောသိတဗ္ဗံ-အပ်၊ အနဘိနန္ဒိတော-၍၊
 အပ္ပဋိက္ခောသိတော-၍၊ သော သြဟ္မစာရိ-သည်၊ ဝါ-ကို၊ ဧဝံ-သို့၊ ဝစနိယော-
 သည်၊ အာဏ-ရာ၏၊ ကိ-သို့၊ ဝစနိယော-သည်၊ အာဏ-နည်း၊ အာဝုသော-
 ရှင်၊ ဣမဿအတ္တဿ-၏၊ ဣမာနေဝ ဗျဉ္ဇနာနိ-တို့သည်သာလျှင်၊ သြပါယိက-
 တရာနိ နုခေါ-လော၊ တောနိဝေ ဗျဉ္ဇနာနိ-တို့သည်သာလျှင်၊ (ဧဝံသဒ္ဓါ လိုက်
 စပ်။) သြပါယိကတရာနိ နုခေါ-လော၊ ကတမာနိ ဗျဉ္ဇနာနိ-တို့သည်၊ သြပါ-
 ယိကတရာနိ နုခေါ-နည်း၊ ဣတိ ဧဝံ-သို့၊ ဝစနိယော-သည်၊ အာဏ-ရာ၏၊
 သော သြဟ္မစာရိ-သည်၊ ဧဝံ-သို့၊ စေ ဝဒေယျ-ဌားအံ့၊ ကိ-သို့၊ ဝဒေယျ-
 နည်း၊ အာဝုသော-တို့၊ ဣမဿ အတ္တဿ-၏၊ ယာ စေဝ တောနိ ဗျဉ္ဇနာနိ-
 အကြင်သဒ္ဓါတို့ကိုသာလျှင်၊ မယာ-သည်၊ ဝုတ္တာနိ-ကုန်ပြီ၊ ဣမာနေဝဗျဉ္ဇနာနိ-
 ဤ အကျွန်ုပ် ဆိုအပ်ကုန်ပြီးသော သဒ္ဓါတို့သည်သာလျှင်၊ သြပါယိကတရာနိ-
 ကုန်၏၊ ဣတိ ဧဝံ-သို့၊ စေ ဝဒေယျ-ဌားအံ့၊ ဧဝံ ဝဒန္တေ-သော်၊ သော
 သြဟ္မစာရိ-ကို၊ နေဝ ဥဿာဒေဝဗ္ဗော-အပ်၊ န အပသာဒေတဗ္ဗော-အပ်၊
 အနုဿာဒေတော-၍၊ အနပသာဒေတော-၍၊ သေဝ သော စေ သြဟ္မစာရိ-ကို
 သာလျှင်၊ သာဓုကံ-စွာ၊ တေသညေဝ ဗျဉ္ဇနာနိ-တို့ကိုသာလျှင်၊ နိသန္တိယာ-ဌာ၊
 သညာပေတဗ္ဗော-အပ်၏။

၁၀၁။ စုန္ဒ-နွ၊ အပရော-သော၊ သြဟ္မစာရိပိ-သည်လည်း၊ သံဃေ-၌၊
 ဓမ္မံ-ကို၊ စေ တာသေယျ-ဌားအံ့၊ တတြ တသ္မိံ သံဃေ-၌၊ (တစ်နည်း) တတြ
 တသ္မိံ ဘာသိတေ-၌၊ တုပ္ပာကံ-တို့အား၊ ဧဝံ-သည်၊ စေအာဏ-ဌားအံ့၊
 ကိ-သို့၊ အာဏ-နည်း၊ အယံအာယသ္မာ-သည်၊ အတ္တဉ္ဇေဝ-ကိုလည်း၊ သမ္မာ-
 စွာ၊ ဂဏှာတိ-ခဲ့၏၊ ဗျဉ္ဇနာနိ စ-တို့ကိုလည်း၊ သမ္မာ-စွာ၊ ရောပေတိ-ခဲ့၏၊
 ဣတိဧဝံ-သည်၊ စေ အာဏ-ဌားအံ့၊ ဧဝံသတိ-သော်၊ တဿ သြဟ္မစာရိနော-
 ၏၊ ဝါ-သည်၊ ဘာသိတံ-သော၊ ဝစနံ-ကို၊ သာဓုတိ-ဟူ၍၊ အဘိနန္ဒိတဗ္ဗံ-
 ဝမ်းမြောက်နှစ်သက် ရှင်အားတက်လျက် လက်ခံသိမ်းပိုက်အပ်၏၊ အနုမောဒိ
 တဗ္ဗံ-အဖန်ဖန် ဝမ်းမြောက်အပ်၏၊ တဿ သြဟ္မစာရိနော-၏၊ ဝါ-သည်၊
 ဘာသိတံ-သော၊ ဝစနံ-ကို၊ သာဓုတိ-ဟူ၍၊ အဘိနန္ဒိတော-၍၊ အနုမောဒိတော-
 ၍၊ သော သြဟ္မစာရိ-သည်၊ ဝါ-ကို၊ ဧဝံ-သို့၊ ဝစနိယော-အပ်သည်၊ အာဏ-
 ရာ၏၊ ကိ-သို့၊ ဝစနိယော-အပ်သည်၊ အာဏ-နည်း၊ အာဝုသော-ရှင်၊ ယေ
 မယံ-အကြင်ငါတို့သည်၊ ဧဝံ-၍သို့၊ ဝါ-သို့ကလောက်၊ အတ္တုပေတံ-အနက်
 နှင့်ပြည့်စုံသော၊ ဝါ-အနက်သို့ကပ်၍ သိတတ်ပေသော၊ ဗျဉ္ဇနုပေတံ-သဒ္ဓါနှင့်
 ပြည့်စုံသော၊ ဝါ-သဒ္ဓါသို့ကပ်၍ သိတတ်ပေသော၊ တာဒိသံ-အရှင်ကဲ့သို့ ရှုအပ်
 သော သဘောရှိသော၊ သြဟ္မစာရိ-သိတင်းသုံးဖော်ဖြစ်သော၊ အာယသ္မန္တံ-

အရှင်ကို၊ ပဿာမ-တွေ့မြင် ကြရပေကုန်၏၊ တေသံ နော-ထို ငါတို့အား၊ ခံမ္မ သစနာဒယော-တရားနာခြင်း အစရှိသည်တို့သည်၊ ဝါ-တို့ကို၊ လာဘာ-ရအပ် ကုန်သည်၊ ဝါ-ရအပ်သော လာဘ်ထူး လာဘ်မြတ်တို့သည်၊ ဟောန္တိ-ကုန်၏၊ အာဝုသော-ရှင်၊ ယေ မယံ-တို့သည်၊ ဧဝံ-သို့၊ အတ္ထုပေတံ-သော၊ ဗျဉ္ဇနပေ- တံ-သော၊ တာဒိသံ-သော၊ သဗြဟ္မစာရိ-သော၊ အာယသ္မန္တိ-ကို၊ ပဿာမ- ကုန်၏၊ တေသံ နော-ထို ငါတို့သည်၊ မနုဿတ္တမ္ပိ-လူ၏ အဖြစ်ကိုလည်း၊ သုလဒ္ဓိ- ကောင်းစွာ ရအပ်ပေပြီ၊ ဣတိ ဧဝံ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။

ပစ္စယာနုညာတကာရဏ

၁၇၂။ စုန္ဒ-နွ၊ အဟံ-သည်၊ ဝေါ-တို့အား၊ ဒိဋ္ဌဓမ္မိကာနံ-မျက်မှောက် ထင်ထင် ရှုမြင်အပ်သော သဒဏာဟု ဆိုအပ်သော ပစ္စက္ခအတ္တဘောဋ္ဌိ ဖြစ်ကုန် သော * အာသဝါနံ ယေဝ-လေးပါးသော အာသဝေါတရားတို့ကိုသာလျှင်၊ ဝါ-အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာတတ်သော တစ်ပါးသော ပုဂ္ဂိုလ် တို့၏ စွပ်စွဲခြင်း၊ ကဲ့ရဲ့ခြင်း၊ ရိုက်နှက် ပုတ်ခတ် သတ်ဖြတ်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ နှလုံးမသာယာခြင်း အစရှိသော ဘေးရန်တို့ကိုသာလျှင်၊ သံဝရာယ-ပိတ်ဆို့ခြင်း- ဌာ၊ ဓမ္မ-တရားကို၊ န ဒေသေမိ-ခဟာတော်မူသည် မဟုတ်။ စုန္ဒ-နွ၊ အဟံ- သည်၊ သမ္ပရာယိကာနံ-ရှေးရှုရောက်အပ်လတ္တံ့ သော တမလွန် လောက၌ ဖြစ် ကုန်သော၊ အာသဝါနံယေဝ-လေးပါးသော အာသဝေါတရားတို့ကိုသာလျှင်၊ ဝါ-အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာတတ်သော အပါယ်ဆင်းရဲ ဝဋ် ဆင်းရဲဟုဆိုအပ်သော ဘေးရန်တို့ကိုသာလျှင်၊ ပဋိသာတာယ- တားမြစ် ကန့်

* မှတ်ချက်။ ။ အာသဝါနံ ဟူသောပုဒ်ကို နှစ်နည်း ယောဇနာရာမှာ ပထမယောဇနာနည်း ကို တတ္ထ ဒိဋ္ဌဓမ္မိကာ အာသဝါနာမ ဣဒေဝာကေ ပစ္စယဟေတု ဥပ္ပဇ္ဇန- ကာ အာသဝါ-ဟူသော ဤပါသာဒိကသုတ် အဋ္ဌကထာ။ တတ္ထ ပစ္စယ ဟေတုတိ ပစ္စယ သံဝတ္တနဟေတု။ ဥပ္ပဇ္ဇနကာ အာသဝါတိ ပစ္စယာနံ ပရိယေသန ဟေတု စေဝ ပရိဘောဂဟေတု စ ဥပ္ပဇ္ဇနကာ ကာမာသဝါဒယော-ဟူသော ဤသုတ်ဋီကာတို့ကိုမှီ၍ ရေးလိုက်၏။ ဒုတိယ ယောဇနာနည်းကို ယေသု ဒိဋ္ဌဓမ္မိက သမ္ပရာယိကာ ပရူပဝါဒဝိပဋိ- သာရ ဝေ ဗန္ဓနာဒယော စေဝ အပါယဒုက္ခ ဝိသေသဘူတာစ အာသဝါ တိဋ္ဌန္တိယေဝ ဟူသော ဝေရဉ္ဇကဏ္ဍ ပါရာဇိကဏ် အဋ္ဌကထာ။ ဒိဋ္ဌဓမ္မိကာအာသဝါနာမ အသံဝရေ ဋ္ဌိတေ န တသ္မိယေဝ အတ္တဘာဝေ ပတ္တဗ္ဗာ ပါဏိပ္ပဟာရ ဒဏ္ဍပ္ပဟာရ ဟတ္ထန္တေဒ ပါဒန္တေဒ အင်္ဂါတ္တိ အယသ ဝိပုဋိသာရာဒယော ဒုက္ခဝိသေသာ-ဟူသော သုဒိန္နကဏ္ဍ ပါရာဇိကဏ်အဋ္ဌကထာ။ ဒိဋ္ဌဓမ္မိကာ ပရူပဝါဒါဒယော။ သမ္ပရာယိကာ အာပါယ်ကာ အပါယဒုက္ခဝိသေသာ။ တေအာသဝန္တိ တေနတေန ပစ္စယဝသေန ပပတ္တန္တိတိ အာ သဝါ-ဟူသော ဝေရဉ္ဇကဏ္ဍ သာရတ္ထဒိပနီဋီကာ။ ဣဝ ပန ပရူပဝါဒ ဝိပုဋိသာရ ဝေ ဗန္ဓနာ ဒယောဝေ အပါယဒုက္ခဘူတာစ နာနပ္ပကာရာ ဥပဒ္ဒဝါ အာသဝါ- ဟူသော သုဒိန္နကဏ္ဍ သာရတ္ထဒိပနီဋီကာတို့ကိုမှီ၍ ယောဇနာလိုက်၏။ ဤနည်းကိုမှီ၍ ဒုတိယပုဒ်၌လည်း သိရမည်။

ကွက် ပယ်ဖျက်ရခြင်းငှာ၊ ဓမ္မ-ကို၊ န ပန ဒေသေမိ- ဟောတော်မူသည်လည်း
မဟုတ်၊ စုန္ဒ-နန္ဒ၊ အဟံ-သည်၊ ဒိဋ္ဌဓမ္မိကာနံ-ကုန်သော၊ အာသဝါနံ-တို့ကို၊
သံဝရာယစေဝ-ငှာလည်းကောင်း၊ သမ္ပရာယိကာနံ- ကုန်သော၊ အာသဝါနံ-
တို့ကို၊ ပဋိသဘာဝာယစ-ငှာလည်းကောင်း၊ ဓမ္မ-ကို၊ ဒေသေမိ-ဟောတော်မူ၏၊
စုန္ဒ-နန္ဒ၊ ယသ္မာ-ကြောင့်၊ ဒိဋ္ဌဓမ္မိကာနံ-ကုန်သော၊ အာသဝါနံ-တို့ကို၊ သံဝရာယ-
စေဝ-ငှာလည်းကောင်း၊ သမ္ပရာယိကာနံ-ကုန်သော၊ အာသဝါနံ-တို့ကို၊ ပဋိ-
သဘာဝာယစ-ငှာလည်းကောင်း၊ ဓမ္မ-ကို၊ ဒေသေမိ-မူ၏၊ တသ္မာ-ကြောင့်၊
ဣဟဣမဿိ သာသနေ-ဌိ၊ ဝေ-သင်တို့အား၊ မယာ-ငါတုရားသည်၊ ယံစိဝရံ-
အကြင်သင်္ကန်းကို၊ အနုညာတံ-ခွင့်ပြုတော်မူအပ်ပြီ၊ တံစိဝရံ-သည်၊ ဝေ-တို့
အား၊ သီတဿ-အဗျတ်၊ ဗာဟိ နှစ်လီဇေတု ချောက်ချားမှုနှင့် ဥတုဖောက်ပြန်
ကြောင်းအခံကြောင့် သည်းထန်စွာဖြစ်သော အအေးကို၊ ယာဝဒေဝ ပဋိသဘာ-
တာယ-ကိုယ်သို့မရောက် ဝေးကပျောက်အောင် ပယ်ဖျောက်ရခြင်း တိုင်အောင်
သော အကျိုးငှာသာလျှင်၊ အလံ-စွမ်းနိုင်၏၊ ဥက္ကဿ-မီးအပူကို၊ ယာဝဒေဝ-
ပဋိသဘာဝာယ - ငှာသာလျှင်၊ အလံ-၏၊ ဥသ မကသ ဝါတာတပ သရိသပ-
သမ္ပဿာနံ-မှတ်ခြင်လေ့နေပူ မြေကင်းတို့၏ ကိုက်ခဲခြင်းအတွေ့တို့ကို၊ ယာဝ-
ဒေဝ ပဋိသဘာဝာယ-ငှာသာလျှင်၊ အလံ-၏၊ ယာဝဒေဝ ဟိရိကောပိန ပဋိစ္ဆာ-
ဒနတ္ထံ-အရှက်အကြောက်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးယေကို ဖုံးလွှမ်းရ
ခြင်း တိုင်အောင်သော အကျိုးငှာသာလျှင်၊ အလံ-နိုင်၏၊ မယာ-သည်၊ ဝေ-
တို့အား၊ ယော ပိဏ္ဍပါတော-အကြင်ဆွမ်းကို၊ အနုညာတော-အပ်ပြီ၊ သော-
ပိဏ္ဍပါတော-သည်၊ ဝေ-တို့အား၊ ဝါ-တို့၏၊ ဣမဿကာယဿ-ဤ သုတ်
ကြီးလေးဖြာ မှီ၍လာသော ရူပကာယ ခန္ဓာကိုယ်၏၊ ယာဝဒေဝ ဌိတိယာ-
အစဉ်ခိုင်ခံ့ တည်တံ့နိုင်ခြင်း တိုင်အောင်သော အကျိုးငှာသာလျှင်၊ အလံ-၏၊
ဣမဿ ကာယဿ-၏၊ ယာဝဒေဝ ယာပနာယ - ကာလ မြင့်တည် ရှည်သော
အခွန်သို့ ရောက်ရခြင်းတိုင်အောင်သော အကျိုးငှာသာလျှင်၊ အလံ-၏၊ (တစ်
နည်း) ဣမဿ ကာယဿ-၏၊ ဌိတိယာ-မခ ဘေးပေါင်း မတိမ်းစောင်းဘဲ
တည်ကြောင်းဖြစ်သော ဇီဝိတိန္ဒြေ၏၊ ယာဝဒေဝ ယာပနာယ-သက်တမ်းတစ်
ရာ ကာလကြာအောင် ရှည်စွာသောအခွန်သို့ ရောက်နိုင်ခြင်းတိုင်အောင်သော
အကျိုးငှာသာလျှင်၊ အလံ-၏၊ ဣမဿ ကာယဿ-၏၊ ယာဝဒေဝ ဝိဟိ သူ-
ပရတိယာ-မငဲ့မကွက် အခံခက်အောင် နှိပ်စက်တတ်သော မှတ်သိပ်ဆာလောင်
ခြင်းမှ ကင်းခြင်းတိုင်အောင်သော အကျိုးငှာသာလျှင်၊ အလံ-၏၊ ယာဝဒေဝ
ဗြဟ္မစရိယာနုဂ္ဂဟာယ-ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့ ကောင်းစွာ ကျင့်အပ်
သော သာသနာတော်ကို ချီးမြှောက်နိုင်ခြင်းတိုင်အောင်သော အကျိုးငှာသာ
လျှင်၊ အလံ-၏၊ ဣတိ-ဤသို့ ဆွမ်းကိုမှီဝဲခြင်းဖြင့်၊ ပုရာဏံ-ရှေး၌ ဖြစ်သော၊
ဝါ-အဟောင်းဖြစ်သော၊ ဝေဒနံစ-မှတ်သိပ် ဆာလောင်ခြင်း အကြောင်းရင်း

ရှိသော ဝေဒနာကိုလည်း၊ ဝါ-မလျောက်ပတ်-မနှိုင်းချိန်အပ်သော ဘောဇဉ်
 ကြောင့်ဖြစ်သော ဝေဒနာကိုလည်း၊ ပဋိဟာခါမိ-ကိုယ်သို့ မရောက် ကင်းကွာ
 လောက်အောင် ပယ်ဖျောက်ရတော့အံ့၊ ယာဝဒေဝ ဣတိအတ္ထာယ- ဤသို့
 ပုရာဏဝေဒနာကို ပယ်ဖျောက်ရခြင်း တိုင်အောင်သော အကျိုးငှာသာလျှင်၊
 အလံ-၏၊ နဝံ-အသစ်ဖြစ်သော၊ ဝေဒနာစ-တိုင်းထွာခြင်းကင်း စားမိခြင်းကြောင့်
 ဖြစ်သော ဝေဒနာကိုလည်း၊ ဝါ-မသင့်မတင့် မချင့်မချိန် ညှက်တိမ်ပလ္လား စားမိ
 ခြင်းကြောင့်ဖြစ်သော ဝေဒနာကိုလည်း၊ နဥပပာဒေယာမိ- မဖြစ်စေရတော့အံ့၊
 ယာဝဒေဝ ဣတိအတ္ထာယ- ဤသို့ နဝေဒနာကို မဖြစ်ရခြင်း တိုင်အောင်သော
 အကျိုးငှာသာလျှင်၊ အလံ-၏၊ မေ-ငါအား၊ ဝါ-၏၊ ယာတြာစ-ရုပ်နာမ်နှစ်ထွေ
 ဝီဝိတိန္ဒြေ၏ တည်နေခိုင်ခံ့ ရှည်သော အခွန်သို့ ရောက်နိုင်ခြင်းသည်လည်း၊ ဝါ-
 ပစ္စည်းမှီခို ခန္ဓာကိုယ်၏ ယှဉ်းယှိမရုံ ပကတိခိုင်ခံ့ ရှည်သော အခွန်သို့ ရောက်နိုင်
 ခြင်းသည်လည်း၊ တဝိဿတိ-ဖြစ်လိမ့်လတ္တံ့၊ ယာဝဒေဝ ဣတိအတ္ထာယ- ဤသို့
 ရှည်သော အခွန်သို့ ရောက်နိုင်ခြင်းတိုင်အောင်သော အကျိုးငှာသာလျှင်၊ အလံ-
 ၏၊ အနဝဇ္ဇတာစ-သင့်အောင်ရှာမှီး ခံယူပြီး၍ ဉာဏ်ကြီးပစ္စဝေက္ခဏာ ဆင်ခြင်
 ကာဖြင့် ကောင်းစွာရှု၍ သုံးဆောင်ခဲ့၍ မကဲ့ရဲ့အပ်သည်၏ အဖြစ်သည်လည်း၊
 တဝိဿတိ-လတ္တံ့၊ ယာဝဒေဝ ဣတိအတ္ထာယ- ဤသို့ မကဲ့ရဲ့အပ်သည်၏ အဖြစ်
 တိုင်အောင်သော အကျိုးငှာသာလျှင်၊ အလံ-၏၊ ဖာသုဝိဟာရောစ-ချင့်ချိန်
 တိုင်းထွာ မှီဝဲပါ၍ ချမ်းသာစွာ နေရခြင်းသည်လည်း၊ တဝိဿတိ-လတ္တံ့၊
 ယာဝဒေဝ ဣတိ အတ္ထာယ- ဤသို့ ချမ်းသာစွာ နေရခြင်း တိုင်အောင်သော
 အကျိုးငှာသာလျှင်၊ အလံ-၏၊ မယာ-သည်၊ ဝေါ-တို့အား၊ ယံသေနာသနံ-
 အကြင်ကျောင်းကို၊ အနုညာတံ-အပ်ပြီ၊ တံသေနာသနံ-သည်၊ ဝေါ-တို့အား၊
 ဝါ-တို့၏၊ သိတဿ-ကို၊ ယာဝဒေဝ ပဋိသာတာယ-ငှာသာလျှင်၊ အလံ-၏၊
 ဥဏှဿ-ကို၊ ယာဝဒေဝ ပဋိသာတာယ-ငှာသာလျှင်၊ အလံ-၏၊ ခုံသ-မကသ-
 ဝါတာတပသရိသပ သမ္မဿာနံ-တို့ကို၊ ယာဝဒေဝ ပဋိသာတာယ-ငှာသာလျှင်၊
 အလံ-၏၊ ယာဝဒေဝ ဥတု ပရိဿယ ဝိနောဒန ပဋိသလ္လာနာရာဇတ္ထံ- သမာဓိကို
 ဖိစီးနှိပ်စက် ကန့်ကွက်တတ်သော အအေး၊ အပူဟူသော ဥတု နှု ပယ်ဖျောက်
 ရခြင်း၊ အာရုံများစွာ ဖဲကြည့်ခွာ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်
 ပဋိပတ်၌ မွေ့လျော်ရခြင်းတိုင်အောင် အကျိုးငှာသာလျှင်၊ ဝါ-အအေး၊
 အပူဟူသော ဥတု အဇ္ဈိတ်ဗေဟိ နှစ်လီသောတေးရန်ကို ပယ်ဖျောက်ရခြင်း၊
 အာရုံများစွာ ဖဲကြည့်ခွာ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ် ပဋိပတ်၌
 မွေ့လျော်ရခြင်း တိုင်အောင်သော အကျိုးငှာသာလျှင်၊ အလံ-၏၊ မယာ-
 သည်၊ ဝေါ-တို့အား၊ ယော ဂီလာန ပစ္စယ ဘောသဇ္ဇပရိက္ခာရော-သူနာ၏
 ရောဂါ၏ ဆန့်ကျင်ဘက် အားဖြင့်ဖြစ်သော အသက်၏အရံအတား အဆောက်
 အဦဖြစ်သော အကြင်ဆေးကို၊ အနုညာတော-အပ်ပြီ၊ သော ဂီလာန ပစ္စယ-

ဘေသဗ္ဗပရိက္ခာရာ-သည်။ ဝေ-တို့အား၊ ဥပ္ပန္နာန်-စွဲကပ်ထန်သည်၊ ဖြစ်ပေါ်
 ကုန်ပြီးသော၊ ဝေယျာဗာဓိကာန်-သွေးလေချောက်ချား အကြောင်းအားဖြင့်
 ဖြစ်ပွားနှိမ်စက် အနာဖျက်ကြောင့် ဒဏ်ချက်ကိုယ်မှာ ဖြစ်ပေါ်လာကုန်သော၊
 ဝေဒနာန်-အကုသလ ဝိပင်္ဂါန် ဒုက္ခဝေဒနာ ဒဏ်ချက်တို့ကို၊ ယာဝဒေဝ ပဋိ-
 သာဓာယ-ကိုယ်သို့မရောက် ဝေးကပျောက်အောင် ပယ်ဖျောက်ရခြင်း တိုင်
 အောင်သော အကျိုးငှာသာလျှင်၊ အလံ-၏၊ ယာဝဒေဝ အဗျာပဗ္ဗပရမတာ-
 ယ-ပြင်းစွာတိုက်ဖျက် အခံခက်အောင် နှိပ်စက်တတ်သော ဆင်းရဲကင်းခြင်း
 အပိုင်းအခြား ရှိသည်၏အဖြစ် တိုင်အောင်သော အကျိုးငှာသာလျှင်၊ အလံ-
 ၏၊ ဣတိ-သို့ နှလုံးသွင်းတော်မူ၍၊ အနုညာတော-အပ်ပြီ။

သုခလ္လိကာနုယောဂ

၁၀၃။ စန္ဒ-နွ၊ ယံ ယေန ဌာနေန-အကြင် အကြောင်းကြောင့်၊ အည-
 တိတ္ထိယာ-ငါတုရား သာသနာတော်မှ တစ်မျိုးတခြား ဓာတ်ပါးသော အယူရှိကြ
 ကုန်သော၊ ပရိဗ္ဗာဇကာ-ပရိဗ္ဗိတို့သည်၊ ဝေ-သို့၊ ဝဒေယျု-ပြောဆိုကြကုန်ရာ
 ၏၊ ကိ-သို့၊ ဝဒေယျု-နည်း၊ သကျပုတ္တိယာ-သင်္ကာဝင်မင်းသား မြတ်စွာ
 တုရား၏သားတော် ဖြစ်ကြကုန်သော၊ သမဏာ-ရဟန်းတို့သည်၊ သုခလ္လိကာနု-
 ယောဂံ-ချမ်းသာကို ငြိကပ်တွယ်တာသောအားဖြင့် အဖန်ဖန်အားထုတ်ခြင်းကို၊
 အနုယုတ္တာ-အဖန်ဖန် အားထုတ်ကြကုန်သည်၊ ဟုတ္တာ-ကုန်၍၊ ဝိဟရန္တိ-နေကြ
 ကုန်၏၊ ဣတိ ဝေ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ တေ ဌာန်-ဤ အကြောင်းသည်၊
 ဝိဇ္ဇတိ ခေါ် ပန-ရှိသည်သာ၊ စန္ဒ-နွ၊ ဝေ ဝါဒိနော-ဤသို့ ပြောဆိုလေ့ ရှိကြ
 ကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကာ-တို့သည်၊ ဝါ-တို့ကို၊
 ဝေ-သို့၊ ဝစနိယာ-အပ်ကုန်သည်၊ အဿု-ကုန်ရာ၏၊ ကိ-သို့၊ ဝစနိယာ-
 ကုန်သည်၊ အဿု-ကုန်သနည်း၊ အာစုသော-တို့၊ သော သုခလ္လိကာနုယောဂေါ-
 သည်၊ ကတမော-အဘယ်နည်း၊ ဟိ-သုခလ္လိကများကြောင်း နည်းမှန်ကောင်း
 ကို ထည့်လောင်းစွက်ကာ များသိသာအောင် ထင်စွာပြအံ့၊ သုခလ္လိကာနုယော-
 ဂါ-တို့သည်၊ ဗဟူ-များကုန်သည်၊ အနေကဝိဟိတာ-များသော အပြား
 ရှိကုန်သည်၊ ဝါ-များသောအပြားတို့ဖြင့် ဖွင့်အပ်စီရင်အပ်ကုန်သည်၊ နာနပ္ပ-
 ကာရကာ-အထူးထူး အပြားပြား အမျိုးမျိုး အစားစား တို့သည်၊ ဟောန္တိ-
 ကုန်၏၊ ဣတိ ဝေ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊ စန္ဒ-နွ၊ ဟိနာ-
 ယုတ်ညံ့ အောက်ကျကုန်သော၊ ဂမ္မာ-ရှာသူတို့၏ ဥစ္စာဖြစ်ကုန်သော၊ ပေါထုဇ္ဇ-
 နိကာ-ပုထုဇဉ်တို့၏ ဥစ္စာဖြစ်ကုန်သော၊ ဝါ-ပုထုဇဉ်တို့သည် သိအပ်ကုန်သော၊
 ဝါ-ပုထုဇဉ်တို့သည်သာ မှီဝဲအပ်ကုန်သော၊ အနုရိယာ-အရိယာ ပုဂ္ဂိုလ်တို့၏
 ဥစ္စာ မဟုတ်ကုန်သော၊ အနုတ္တ သိဟိတာ- အကျိုး စီးပွားနှင့် မစပ်ကုန်သော၊



ယေ သုခလ္လိကာနုယောဂါ-တိံသည်။ နိဗ္ဗိဒါယ-သံသရာဝဋ်၌ ငြီးငွေ့ စိတ်ပျက်
 ကြောင်းဖြစ်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ် အကျိုးငှာ၊ န သံဝတ္တန္တိ-
 မဖြစ်ကုန်၊ ဝိရာဂါယ-သံသရာဝဋ်၌ ဖာပခြင်း ကင်းကြောင်းဖြစ်သော အရိယ
 မဂ်အကျိုးငှာ၊ န သံဝတ္တန္တိ-ကုန်၊ နိရောဓာယ-သံသရာဝဋ်၏ ချုပ်ရာဖြစ်သော
 နိဗ္ဗာန်အကျိုးငှာ၊ န သံဝတ္တန္တိ-ကုန်၊ ဥပသမာယ-သံသရာဝဋ်၏ ငြိမ်းအေးရာဖြစ်
 သော နိဗ္ဗာန်အကျိုးငှာ၊ န သံဝတ္တန္တိ-ကုန်၊ အဘိညာယ-ဉာတပရိညာဉ်၏ အစွမ်း
 အားဖြင့် ဝဋ်ကို ထိုးထွင်း၍ သိတတ်သော မဂ်အကျိုးငှာ၊ ဝါ-အဘိညာဉ် ပညာ
 ၏ အစွမ်းအားဖြင့် ဝဋ်ကို ထိုးထွင်း၍ သိတတ်သော မဂ်အကျိုးငှာ၊ န သံဝတ္တန္တိ-
 ကုန်၊ သမ္မောဓာယ-တိရဏပရိညာဉ်၊ ပဟာနုပရိညာဉ်တို့၏ အစွမ်းအားဖြင့်
 ဝဋ်ကို ထိုးထွင်း၍ သိတတ်သော မဂ်အကျိုးငှာ၊ ဝါ-အဘိညာတိသမယ၏
 အစွမ်းအားဖြင့် ဝဋ်ကို ထိုးထွင်း၍ သိတတ်သော မဂ်အကျိုးငှာ၊ န သံဝတ္တန္တိ-
 ကုန်၊ နိဗ္ဗာနာယ-နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း အကျိုးငှာ၊ န သံဝတ္တန္တိ-
 ကုန်၊ ဟိနာ-ကုန်သော၊ ဂမ္မာ-ကုန်သော၊ ပေါထုဇ္ဇနိကာ-ကုန်သော၊ အန-
 ရိယာ-ကုန်သော၊ အနတ္တသံဟိတာ-ကုန်သော၊ ဧတ သုခလ္လိကာနုယောဂါ-
 တိံသည်။ ဣမေ စတ္တာဓော-ဤလေးပါးတို့ပေတည်း။ ဟိနာ-ကုန်သော၊ ဂမ္မာ-
 ကုန်သော၊ ပေါထုဇ္ဇနိကာ-ကုန်သော၊ အနရိယာ-ကုန်သော၊ အနတ္တသံဟိတာ-
 ကုန်သော၊ ယေ သုခလ္လိကာနုယောဂါ-တိံသည်။ နိဗ္ဗိဒါယ-ငှာ၊ န သံဝတ္တန္တိ-
 ကုန်၊ ဝိရာဂါယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ နိရောဓာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊
 ဥပသမာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ အဘိညာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ သမ္မော-
 ဓာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ နိဗ္ဗာနာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ ဟိနာ-ကုန်
 သော၊ ဂမ္မာ-ကုန်သော၊ ပေါထုဇ္ဇနိကာ- ကုန်သော၊ အနရိယာ- ကုန်သော၊
 အနတ္တသံဟိတာ-ကုန်သော၊ ဧတ သုခလ္လိကာနုယောဂါ-တိံသည်။ ကတမေ-
 စိတ္တာဓော-အဘယ် လေးပါးတို့ပေနည်း။ စုန္ဒ-နွ၊ ဣမ ဣမသ္မိံ လောကေ-၌၊
 ကေစ္စော-အချို့ သော၊ ဗာလော-မှူးလိုက် ရူးလိုက် အထူးကြိုက်သည့် လူမိုက်
 သတ္တဝါသည်။ ပါဏေ-ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေ
 တို့ကို၊ ဝဓိတော ဝဓိတော သတ်၍ သတ်၍၊ အတ္တာနံ-မိမိကို၊ သုခေတိ- ချမ်းသာ
 စေတတ်၏၊ ဝါ-ချမ်းသာသည်ကိုပြု၏၊ ပိဏေတိ-ပြည့်ဖြိုးစေတတ်၏၊ ဝါ-
 ပြည့်ဖြိုးသည်ကိုပြု၏၊ အယံ-ဤပါဏာတိပါတသည်၊ ပဌမော-ရှေးဦးစွာသော၊
 သုခလ္လိကာနုယောဂေါ- သုခလ္လိကာနုယောဂ ပေတည်း။ ဝါ- သုခကိုငြိကပ်
 တွယ်တသောအားဖြင့် အဖန်ဖန်အားထုတ်ခြင်းပေတည်း။

(တစ်နည်း) ပဌမော-သော၊ သုခလ္လိကာနုယောဂေါ-သည်။ အယံ- ဤ
 ပါဏာတိပါတပင်တည်း။ စုန္ဒ-နွ၊ ပုနစပရိ-တစ်မျိုးတခြား သုခလ္လိကာနုယောဂ
 တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားတော်မူခဲ့ပြန်အံ့။ (တစ်နည်း)

စုန္ဒ-န္ဒ၊ ပုန-တစ်ဖန်၊ အပရိ-တစ်ပါးသော၊ သုခလ္လိကာနုယောဂံစ-ကိုလည်း၊ အဟံ-ငါတုရားသည်၊ ဘာသိဿာမိ-မှတ်မှတ် သားသား သိထင်ရှားအောင် ဟောထားတော်မူခဲ့ပေအံ့၊ တုမ္ဗေ-တို့သည်၊ သုဏာထ-အာရုံများမြောင် ကြား မမြောင်ဘဲ နားထောင်ကြကုန်လော့၊ ဣဓ ဣမသ္မိံ-လောကေ-၌၊ ကေစွော-သော၊ ဗာလော-သည်၊ အဒိန္န-အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိသော တစ်ပါးသောသူ၏ ဥစ္စာကို၊ အာဒိယိတူာ အာဒိယိတူာ-ခိုးယူ ၍ ခိုးယူ၍၊ အတ္တာနံ-ကို၊ သုခေတိ-၏၊ ပီဏေတိ-၏၊ အယံ-ဤအဒိန္နာဒါန သည်၊ ဒုတိယော-နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော၊ သုခလ္လိကာနုယောဂေါ-ပေတည်း။

စုန္ဒ-န္ဒ၊ ပုနစပရိ-အံ၊ ဣဓဣမသ္မိံ-လောကေ-၌၊ ကေစွော-သော၊ ဗာလော-သည်၊ မုသဒ-ချွတ်ယှင်း ဖောက်ပြန် မဟုတ်မမှန်သော စကားကို၊ ဘဏိတူာ ဘဏိတူာ-ပြောဆို၍ ပြောဆို၍၊ အတ္တာနံ-ကို၊ သုခေတိ-၏၊ ပီဏေတိ-၏၊ တတိယော-သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော၊ သုခလ္လိကာနုယောဂေါ-သည်၊ အယံ-ဤမှသာ ဝါဒပင်တည်း။

စုန္ဒ-န္ဒ၊ ပုန-ဖန်၊ အပရိ-သော၊ သုခလ္လိကာနုယောဂံစ-ကိုလည်း၊ ဘာ သိဿာမိ-ပေအံ့၊ တုမ္ဗေ-တို့သည်၊ သုဏာထ-ကုန်လော့၊ ဣဓဣမသ္မိံ-လောကေ-၌၊ ကေစွော-သော၊ ဗာလော-သည်၊ ပဉ္စဟိ-ကုန်သော၊ ကာမ ဂုဏဟိ-ကာမဂုဏ်တို့နှင့်၊ ဝါ-ကာမအစုတို့နှင့်၊ ဝါ-ကာမအနှောင်အဖွဲ့တို့နှင့်၊ သမပ္ပိ-တော-ပြည့်စုံသည်၊ သမဂီဘူတော-ပြည့်စုံသည် ဖြစ်၍ ဖြစ်သည်၊ ဟုတူာ-၍၊ ပရိစာရေတိ-ဣန္ဒြေတို့ကို ထိုမှဤမှ လှည့်လည် ကျက်စားစေ၏၊ ဝါ- မြူးထူး ပျော်ပါး ကစား၏၊ အယံ-ဤကာမေသုမိစ္ဆာစာရသည်၊ စတုတ္ထော-လေးခု တို့၏ ပြည့်ကြောင်းဖြစ်သော၊ သုခလ္လိကာနုယောဂေါ-ပေတည်း၊ စုန္ဒ-န္ဒ၊ ဟိနာ-ကုန်သော၊ ဂမ္မာ-ကုန်သော၊ ပေါထုဇ္ဇနိကာ-ကုန်သော၊ အနရိယာ-ကုန်သော၊ အနတ္ထသံဟိတာ-ကုန်သော၊ ယေ သုခလ္လိကာနုယောဂါ-တို့သည်၊ နိဗ္ဗိဒါယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ ဝိရာဂါယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ နိရောဓာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ ဥပသမာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ အဘိညာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ သမ္မောဓာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ နိဗ္ဗာနာယ-ငှာ၊ န သံဝတ္တန္တိ-ကုန်၊ ဟိနာ-ကုန်သော၊ ဂမ္မာ-ကုန်သော၊ ပေါထုဇ္ဇနိကာ-ကုန်သော၊ အနရိယာ-ကုန်သော၊ အနတ္ထသံဟိတာ-ကုန်သော၊ တေ သုခလ္လိကာနုယောဂါ-တို့သည်၊ ဣဓေ စတ္တာရော-ဤလေးပါးတို့ပေတည်း။

စုန္ဒ-န္ဒ၊ ယံယေန ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာ-ကာ-တို့သည်၊ ဝေ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိ-သို့၊ ဝဒေယျု-ကုန်သနည်း၊ သက္ခုပုတ္တိယာ-ကုန်သော၊ သမဏာ-တို့သည်၊ စတ္တာရော-ကုန်သော၊ ဣဓေ-

သုခလ္လိကာနုယောဂေ-တို့ကို၊ အနုယုတ္တ-ကုန်သည်၊ ဟုတ္တ-ကုန်၍၊ ဝိယရန္တိ-
 ကုန်၏၊ ဣတိဝေ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ဧတံဌာနံ-သည်၊ ဝိဇ္ဇတိခေါပန-
 သည်သာ၊ တေပရိဗ္ဗာဇက-တို့သည်၊ ဝါ-တို့ကို၊ ဝေါ-တို့သည်၊ တုမေ-တို့သည်၊
 ဝေ-သို့၊ မာအဘဏိတ္ထ-ဘယ်ကာလမှမပြောဆိုကြကုန်လင့်၊ ဣတိ-သို့၊ ဝစနိယာ-
 အပ်ကုန်သည်၊ အသု-ကုန်ရာ၏၊ တေပရိဗ္ဗာဇက-တို့သည်၊ ဝေါ-သင်တို့ကို၊ ဝစ-
 မာနာ-ပြောဆိုကြကုန်သည်ရှိသော်၊ သမ္မာ-စွာ၊ န ဝဒေယျု- မပြောဆိုကြ
 ကုန်ရာ၊ အသတ-ထင်ရှားမရှိသော၊ အဘူတေန-မဟုတ်မမှန်သော၊ ဝစနေန-
 စကားဖြင့်၊ အဗ္ဘာဝိက္ခေယျု- လွမ်းမိုး၍ ပြောဆိုကြကုန်ရာ၏၊ ဝါ - စွပ်စွဲကြ
 ကုန်ရာ၏။

၁၈၄။ စန္ဒ-နန္ဒ၊ ယေ သုခလ္လိကာနုယောဂါ-တို့သည်၊ ဧကန္တနိဗ္ဗိဒါယ-
 စင်စစ်သံသရာဝဋ်၌ ငြီးငွေ့စိတ်ပျက်ကြောင်းဖြစ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာ
 ဉာဏ် အကျိုးငှာ လည်းကောင်း၊ ဧကန္တ ဝိရာဂါယ - စင်စစ် သံသရာဝဋ်၌
 တပ်ခြင်းကင်းကြောင်း ဖြစ်သော အရိယမဂ်အကျိုးငှာ လည်းကောင်း၊ ဧကန္တ
 နိရောဓာယ - ငှာလည်းကောင်း၊ ဧကန္တဥပသမာယ - ငှာ လည်းကောင်း၊
 ဧကန္တအဘိညာယ-ငှာလည်းကောင်း၊ ဧကန္တသမ္မောဓာယ-ငှာ လည်းကောင်း၊
 ဧကန္တနိဗ္ဗာနာယ-ငှာ လည်းကောင်း၊ သံဝတ္တန္တိ-ကုန်၏၊ တေ သုခလ္လိကာနု
 ယောဂါ-တို့သည်၊ ဣမေ စတ္တာရော-တို့ပေတည်း၊ ယေ သုခလ္လိကာနုယောဂါ-
 တို့သည်၊ ဧကန္တနိဗ္ဗိဒါယ-ငှာလည်းကောင်း၊ ဧကန္တဝိရာဂါယ-ငှာ လည်းကောင်း၊
 ဧကန္တနိရောဓာယ-ငှာလည်းကောင်း၊ ဧကန္တဥပသမာယ-ငှာ လည်းကောင်း၊
 ဧကန္တအဘိညာယ-ငှာလည်းကောင်း၊ ဧကန္တသမ္မောဓာယ-ငှာလည်းကောင်း၊
 ဧကန္တနိဗ္ဗာနာယ-ငှာလည်းကောင်း၊ သံဝတ္တန္တိ-ကုန်၏၊ တေ သုခလ္လိကာနု-
 ယောဂါ-တို့သည်၊ ကတမေစတ္တာရော-အဘယ်လေးပါးတို့ပေနည်း၊ စန္ဒ-နန္ဒ၊
 ဣဇ္ဈမသ္မိ သာသနေ-၌၊ ဘိက္ခု-သည်၊ ကာမေဟိ-ဝတ္တုကာမ ကိလေသာ
 ကာမတို့မှ၊ ဝိဝိဇ္ဇေဝ-ကင်း၍ ဆိတ်၍သာလျှင်၊ အကုသလေဟိ-အကုသိုလ်
 ဖြစ်ကုန်သော၊ ဓမ္မေဟိ-တရားတို့မှ၊ ဝိဝိဇ္ဇေဝ-သာလျှင်၊ သဝိတက္ကံ-ဝိတက်
 နှင့်လည်းတကွဖြစ်သော၊ ဝါ-ဝိတက်လည်းရှိသော၊ သဝိစာရံ-ဝိစာရနှင့်လည်း
 တကွဖြစ်သော၊ ဝါ-ဝိစာရလည်းရှိသော၊ ဝိဝေကဇံ-နိဝရဏတို့၏ ကင်းခြင်း
 ဆိတ်ခြင်းကြောင့်ဖြစ်သော၊ ဝါ-နိဝရဏတို့သည် ကင်းဆိတ်စေအပ်သော
 သမ္ပယုတ်တရားအစ၌ ဖြစ်သော၊ ပီတိသုခံ-ပီတိသုခရှိသော၊ (တစ်နည်း)
 ဝိဝေကဇံပီတိသုခံ-နိဝရဏတို့၏ ကင်းခြင်း ဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိ
 သုခရှိသော၊ ဝါ-နိဝရဏတို့သည် ကင်းဆိတ်စေအပ်သော သမ္ပယုတ်တရား
 အစ၌ဖြစ်သော ပီတိသုခရှိသော၊ ပဌမံ-ရှေးဦးစွာသော၊ ဝါ-ရှေးဦးစွာ
 ရောက်အပ်သော၊ ဝါ-ရှေးဦးစွာရအပ်သော၊ ဝါ-ရှေးဦးစွာဝင်စားအပ်

သော၊ ဈာန်-ဈာန်သို့၊ ဝါ-ဈာန်ကို၊ ဥပသမ္ပဇ္ဇ ရောက်၍၊ ဝါ-ပြီးစေ၍၊ ဝိဟရတိ-၏၊ အယံ-ဤပထမဈာန်သည်၊ ပဌမော-သော၊ သုခလ္လိကာနုယောဂေါ-ပေတည်း။

☸ စုန္ဒ-န္ဒ၊ ပုနစပရံ-တစ်မျိုးတခြား သုခလ္လိကာနုယောဂ တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားတော်မူခဲ့ပြန်အံ့၊ ဘိက္ခု-သည်၊ ဝိတက္ကဝိစာရာနံ-တို့၏၊ ဝပသမာ-ကြောင့် ။ပ။ ဒုတိယံ-သော၊ ဈာန်-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ ဒုတိယော-သော၊ သုခလ္လိကာနုယောဂေါ-သည်၊ အယံ-ဤဒုတိယဈာန်မင်တည်း၊ စုန္ဒ-န္ဒ၊ ပုန-ဖန်၊ အပရံ-သော၊ သုခလ္လိကာနုယောဂံစ-ကိုလည်း၊ အတံ-သည်၊ ဘာသိဿာမိ-ဝေအံ၊ တုမေ-တို့သည်၊ သုဏာထ-ကုန်လော့၊ ဘိက္ခု-သည်၊ ပီတိယာ-ကို၊ ဝိရာဂါစ-ကြောင့် လည်း၊ ကောင်း၊ ပီတိယာ-၏၊ ဝပသမာစ-ကြောင့်လည်းကောင်း၊ (တစ်နည်း) ပီတိယာ-ကို၊ ဝိရာဂါစ-ကြောင့်လည်းကောင်း၊ ဝိတက္ကဝိစာရာနံ-တို့၏၊ ဝပသမာစ-ကြောင့်လည်းကောင်း ။ပ။ တတိယံ-သော၊ ဈာန်-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ အယံ-ဤတတိယဈာန်သည်၊ တတိယော-သော၊ သုခလ္လိကာနုယောဂေါ-ပေတည်း။

စုန္ဒ-န္ဒ၊ ပုနစပရံ-ပြန်အံ့၊ ဘိက္ခု-သည်၊ ပုဗ္ဗေစ-၌သာလျှင်၊ သုခဿ-ကို၊ ပဟာနာစ-ကြောင့်လည်းကောင်း၊ ဒုက္ခဿ-ကို၊ ပဟာနာစ-ကြောင့် လည်းကောင်း ။ပ။ စတုတ္ထံ-သော၊ ဈာန်-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ အယံ-ဤစတုတ္ထဈာန်သည်၊ စတုတ္ထော-သော၊ သုခလ္လိကာနုယောဂေါ-ပေတည်း။

စုန္ဒ-န္ဒ၊ ယေ သုခလ္လိကာနုယောဂေါ-တို့သည်၊ ကေန္တနိဗ္ဗိဒါယ-ငှာ လည်းကောင်း၊ ကေန္တဝိရာဂါယ-ငှာလည်းကောင်း၊ ကေန္တနိရောဓာယ-ငှာ လည်းကောင်း၊ ကေန္တ ဥပသမာယ-ငှာလည်းကောင်း၊ ကေန္တအဘိညာယ-ငှာ လည်းကောင်း၊ ကေန္တသမ္မောဓာယ-ငှာလည်းကောင်း၊ ကေန္တနိဗ္ဗာနာယ-ငှာ လည်းကောင်း၊ သံဝတ္တန္တိ-ကုန်၏၊ တေ သုခလ္လိကာနုယောဂေါ-တို့သည်၊ ဣမေစတ္တာရော-တို့ပေတည်း၊ စုန္ဒ-န္ဒ၊ ယံ ယေနဋ္ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-တို့သည်၊ ဧဝံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိံ-သို့၊ ဝဒေယျု-ကုန်သနည်း၊ သကျပုတ္တိယာ- ကုန်သော၊ သမဏာ- တို့သည်၊ စတ္တာရော-ကုန်သော၊ ဣမေသုခလ္လိကာနုယောဂေါ-တို့ကို၊ အနုယုတ္တာ-ကုန်သည်၊ ဟုတွာ-ကုန်၍၊ ဝိဟရန္တိ-ကုန်၏၊ ဣတိဧဝံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ဧတံဌာနံ-သည်၊ ဝိဇ္ဇတိဓေါပန- သည်သာ၊ တေ ပရိဗ္ဗာဇကော-တို့သည်၊ ဝါ- တို့ကို၊ ဝေါ-တို့သည်၊ ဝေန္တိ-ဤသို့ သင်တို့ပြောသည့်အတိုင်း ဟုတ်၏ ဟူ၍၊ ဝစနိယာ-

အပ်ကုန်သည်၊ အသု-ကုန်ရာ၏၊ တေပရိဗ္ဗာဇကော-တို့သည်၊ ဝေါ-တို့ကို၊ ဝဒမာနာ-ကုန်သည်ရှိသော်၊ သမ္မာ-စွာ၊ ဝဒေယျု-ကုန်ရာ၏၊ တေ ပရိဗ္ဗာဇကော-တို့သည်၊ ဝေါ-တို့ကို၊ အသတာ-သော၊ အဘူတေန-သော၊ ဝစနေန-ဖြင့်၊ န အဗ္ဘာစိက္ခေယျု-ကုန်ရာ။

သုခလ္လိကာနုယောဂါနိသံသ

၁၀၅။ စန္ဒ-နွ၊ ယံ ယေနဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-တို့သည်၊ ဝေ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိ-သို့၊ ဝဒေယျု-ကုန်ရာသနည်း။ အာဝုသော-တို့၊ စတ္တာဇော-ကုန်သော၊ ဣမေ သုခလ္လိကာနုယောဂေ-တို့ကို၊ အနုယုတ္တာ-အဖန်ဖန်အားထုတ်ကြကုန်သည်ဖြစ်၍၊ ဝိဟရတံ-နေကြကုန်သော၊ တုမ္မာကံ-တို့သည်၊ ကတိ-အဘယ်မျှလောက် ကုန်သော၊ ဖလာနိ-အကျိုးရင်းတို့ကို၊ ပါဠိကင်္ခါနိ-အလိုရှိအပ်ကုန်သနည်း၊ ကတိ-ကုန်သော၊ အာနိသံသာ-ချီးမွမ်းအပ်သော အကျိုးဆက်တို့ကို၊ ပါဠိကင်္ခါ-အလိုရှိအပ်ကုန်သနည်း၊ ဣတိ ဝေ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ တေဌာနံ-သည်၊ ဝိဇ္ဇတိ ခေါ ပန-သည်သာ၊ စန္ဒ-နွ၊ ဝေ ဝါဒိနော-ဤသို့ ပြောဆိုလေ့ရှိကြကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-တို့သည်၊ ဝေါ-တို့ကို၊ ဝေ-သို့၊ ဝစနိယာ-ကုန်သည်၊ အသု-ကုန်ရာ၏၊ ကိ-သို့၊ ဝစနိယာ-အပ်ကုန်သည်၊ အသု-ကုန်ရာသနည်း၊ အာဝုသော-တို့၊ စတ္တာဇော-ကုန်သော၊ ဣမေ သုခလ္လိကာနုယောဂေ-တို့ကို၊ အနုယုတ္တာနံ-ကုန်သည်ဖြစ်၍၊ ဝိဟရတံ-ကုန်သော၊ အမ္မာကံ-ငါတို့သည်၊ စတ္တာရိ-ကုန်သော၊ ဖလာနိ-တို့ကို၊ ပါဠိကင်္ခါနိ-အပ်ကုန်၏၊ စတ္တာဇော-ကုန်သော၊ အာနိသံသာ-တို့ကို၊ ပါဠိကင်္ခါ-အပ်ကုန်၏၊ စတ္တာရိ-ကုန်သော၊ ကတမာနိ ဖလာနိ-တို့ကို၊ ပါဠိကင်္ခါနိ-ကုန်သနည်း၊ စတ္တာဇော-ကုန်သော၊ ကတမေ အာနိသံသာ-တို့ကို၊ ပါဠိကင်္ခါ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣမေ ဣမသ္မိံ လောကေ-၌၊ ဘိက္ခု-သည်၊ တိဏ္ဏံ-ကုန်သော၊ သံယောဇနာနံ-တို့၏၊ ပရိက္ခယာ-ကြောင့်၊ သောတာပဇ္ဇော-သည်၊ အဝိနိပါတဓမ္မော-သည်၊ နိယတော-သည်၊ သမ္မောဓိပရာယဏော-သည်၊ ဟောတိ-၏၊ ဣဒံ-ဤသေစတာပတ္တိဖိုလ်သည်၊ ပဌမံ-ရှေးဦးစွာသော၊ ဖလံ- အကျိုးရင်းပေတည်း၊ အယံ-ဤ သောတာပတ္တိ ဖိုလ်သည်၊ ပဌမော- သော၊ အာနိသံသာ-ချီးမွမ်းအပ်သော အကျိုးဆက်ပေတည်း၊ အာဝုသော-တို့၊ ပုန စ ပရံ-တစ်မျိုးတခြား ဖလာနိသံသ တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားတော်မူခဲ့ပြန်အံ့၊ ဘိက္ခု-သည်၊ တိဏ္ဏံ-ကုန်သော၊ သံယောဇနာနံ-တို့၏၊ ပရိက္ခယာ-ကြောင့်၊ ရာဂဒေါသ မောဟာနံ-တို့၏၊ တနုတ္တာ-ကြောင့်၊ သကဒါဂါမိ-သည်၊ ဟောတိ-၏၊ သကံ ဒေဝ-သာလျှင်၊ ဣမံ လောကံ-သို့၊ အာဂန္တာ-၍၊ ဒုက္ခဿ-၏၊

အန္တိ-ကို၊ ကရောတိ-၏၊ ဣဒံ-ဤ သကဒါဂါမိဖိုလ်သည်၊ ဒုတိယံ-သော၊
ဖလံ-တည်း၊ အယံ-သည်၊ ဒုတိယော-သော၊ အာနိသံသော-တည်း၊ အာရု-
သော-တို့၊ ပုန-တစ်ဖန်၊ အပရံ-သော၊ ဖလံ စ-ကိုလည်းကောင်း၊ အာနိသံသံ စ-
ကိုလည်းကောင်း၊ အဟံ-သည်၊ ဘာသိဿာမိ-အံ၊ တုမေ-တို့သည်၊ သုဏာထ-
ကုန်လော့၊ ဘိက္ခု-သည်၊ ပဉ္စန္ဒ-ကုန်သော၊ ဩရမ္ဘာဂိယခနံ-ကုန်သော၊ သံယော
နောနံ-တို့၏၊ ပရိက္ခယာ-ကြောင့်၊ ဩပမါတိကော-သည်၊ တတ္ထ တသ္မိံ
လောကေ-၌၊ ပရိနိဗ္ဗာယီ-သည်၊ တသ္မာ လောကာ-မှ၊ အနာဝတ္တိ ဓမ္မော-
သည်၊ ဟောတိ-၏၊ ဣဒံ-ဤ အနာဂါမိဖိုလ်သည်၊ တတိယံ-သော၊ ဖလံ-
တည်း၊ အယံ-သည်၊ တတိယော-သော၊ အာနိသံသော-တည်း၊ အာရုသော-
တို့၊ ပုန စ ပရံ-တစ်မျိုးတခြား ဖလအနိသံသတစ်ပါးကိုလည်း ထင်ရှားတစ်ဖန်
ဟောထားတော်မူခဲ့ပြန်အံ့၊ ဘိက္ခု-သည်၊ အာသဝါနံ-တို့၏၊ ဝယာ-ကြောင့်၊
အနာသဝံ-သော၊ စေတောဝိမုတ္တိံ -သို့ လည်းကောင်း၊ ဝါ-ကို လည်းကောင်း၊
ပညာ ဝိမုတ္တိံ -သို့ လည်းကောင်း၊ ဝါ-ကို လည်းကောင်း၊ ဒိဋ္ဌေဝ ဓမ္မေ-၌
သာလျှင်၊ သယံ-တိုင်၊ အဘိညာ-၍၊ သစ္စိကတော-၍၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊
ဣဒံ-ဤ အရဟတ္တဖိုလ်သည်၊ စတုတ္ထံ-သော၊ ဖလံ-သည်၊ ဖလံ-တည်း၊ အယံ-
သည်၊ စတုတ္ထော-သော၊ အာနိသံသော-တည်း၊ အာရုသော-တို့၊ စတ္တာရော-
ကုန်သော၊ ဣမေ သုခလ္လိကာနုယောဂေ-တို့ကို၊ အနုယုတ္တာနံ-ကုန်သည် ဖြစ်၍၊
ဝိဟရတံ-ကုန်သော၊ အမှာကံ-တို့သည်၊ စတ္တာရိ-ကုန်သော၊ ဣမာနိ ဖလအနိ-
တို့ကို၊ ပါဠိကခါနိ-အပ်ကုန်၏၊ စတ္တာရော-ကုန်သော၊ ဣမေ အာနိသံသာ-
တို့ကို၊ ပါဠိကခါ-အပ်ကုန်၏၊ ဣတိဇေ-သို့၊ ဝစနိယာ-အပ်ကုန်သည်၊ အဿု-
ဖြစ်ကုန်၏။

ဒိကာသဝဏာဗုဒ္ဓာန

၁၈၆။ စန္ဒ-နွ၊ ယံ ယေန ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊
ပရိဗ္ဗာဇကာ-တို့သည်၊ ဇေ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိံ-သို့၊ ဝဒေယျု-ကုန်
ရာသနည်း၊ သက္ခပုတ္တိယာ-ကုန်သော၊ သမဏာ-တို့သည်၊ အဋ္ဌိတဓမ္မာ-တည်တံ့
သောသဘော မရှိကုန်သည်၊ ဟုတော-ကုန်၍၊ ဝိဟရန္တိ-ကုန်၏၊ ဣတိ ဇေ-သို့၊
ဝဒေယျု-ကုန်ရာ၏၊ ဇေ ဌာနံ-သည်၊ ဝိဇ္ဇတိ ခေါ် ပန-သည်သာ၊ စန္ဒ-နွ၊
ဇေ ဝါဒိနော-ကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကာ-တို့သည်၊
ဝါ-တို့ကို၊ ဇေ-သို့၊ ဝစနိယာ-အပ်ကုန်သည်၊ အဿု-ကုန်ရာ၏၊ ကိံ-သို့၊
ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာသနည်း၊ အာရုသော-တို့၊ ဇာနတာ-
သဗ္ဗညုတဉာဏ်ဖြင့် သိတော်မူသော၊ ပဿဘာ-ဗုဒ္ဓ ဓမ္မ ဉာဏ ဒိဗ္ဗာ ဤလေးဖြာ
သော စက္ခုတို့ဖြင့် မြင်တော်မူတတ်သော၊ ဝါ-ဗုဒ္ဓ ဓမ္မ သမန္တနှင့် ဉာဏ ဒိဗ္ဗာ
ဤငါးဖြာသော စက္ခုတို့ဖြင့် မြင်တော်မူတတ်သော၊ အရဟတာ- ကိလေသာ

မြို့မှေး ညစ်အကြေးမှ ကင်းဝေး စင်ကြယ်တော်မူသော၊ သမ္မာသမ္ဗုဒ္ဓေန-
မဖောက်မပြန် ကိုယ်တော်တိုင်သာ ညေယျဇါးတန် တရားမှန်ကို ကေန့်
ထိုးထွင်း၍ သိတော်မူပြီးသော၊ တေန ဘဂဝတာ- ထို မြတ်စွာဘုရားသည်၊
သာဝကာနံ-သာဝကတို့အား၊ ဝါ-တပည့်တို့အား၊ ဒေသိတာ-ဟောတော်မူ
အပ်ကုန်သော၊ ပညတ္တာ-ပညတ်တော်မူအပ်ကုန်သော၊ ယာဝဇီဝံ-အသက်တိုင်
အောင်၊ ဝါ-အသက်၏ အကြွင်းမဲ့လောက် အတိုင်းအရှည်ရှိသော အပိုင်း
အခြားအတိုင်း၊ ဝါ-အသက်ထက်ဆုံး၊ အနတိက္ကမနိယာ- မလွန်ကျူးအပ်ကုန်
သော၊ ဓမ္မာ-တရားတို့သည်၊ အတ္ထိ ခေါ်- ရှိကုန်သည်သာ၊ အာဝုသော-တို့၊
သေယျထာပိ-မျက်မှောက်မြင်ရ သဘာဝဖြင့် ချိန်ဆသိရာ ဥပမာမည်သည်၊
ဂမ္ဘီရနေမော-နက်သော ဝင်ရာအရပ်ရှိသော၊ ဝါ-နက်သော မြေဝင်ရှိသော၊
သုနိခါတော-ကောင်းစွာ မြှုပ်စိုက်အပ်သော၊ ဣန္ဒြိလောဝါ- တံခါး ခုံသည်
သော် လည်းကောင်း၊ အယောခိလော ဝါ-သံဇုတ်သည်သော် လည်းကောင်း၊
အစလော - မတုန်လှုပ်သည်၊ အသံပဗေဓိ - အပြားအားဖြင့် တုန်လှုပ်ခြင်း
မရှိသည်၊ ဟောတိ သေယျထာပိ-ဖြစ်သကဲ့သို့၊ အာဝုသော-တို့၊ ဝေမေဝ-
သာလျှင်၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာ-
သမ္ဗုဒ္ဓေန-သော၊ တေနဘဂဝတာ-သည်၊ သာဝကာနံ-တို့အား၊ ဒေသိတာ-
ကုန်သော၊ ပညတ္တာ-ကုန်သော၊ ယာဝဇီဝံ-တိုင်အောင်၊ အနတိက္ကမနိယာ-
ကုန်သော၊ ဓမ္မာ-တို့သည်၊ အတ္ထိခေါ်-ကုန်သည်သာ၊ အာဝုသော-တို့၊ ယော-
သောဘိက္ခု-သည်၊ အရဟံ-သည်၊ ခိဏာသဝေဝါ-သည်၊ ဝုသိတဝါ-သည်၊
ကတကရဏိယော-သည်၊ ဩဟိတဘာရော-သည်၊ အနုပ္ပတ္တသဒတ္တော-သည်၊
ပရိက္ခိဏ ဘဝသညောဇနော-သည်၊ သမ္မာ-စွာ၊ အညာ-၍၊ ဝိမုတ္တော-သည်၊
ဟောတိ-၏၊ သောဘိက္ခု-ထိုရဟန်းသည်၊ ဝါ-ထိုကိုလေသာတို့ကို ဖျက်ဆီး
တတ်သော ဘုမ္မစိုးနတ်ရဟန္တာသည်၊ အာဝုသော-တို့၊ ခိဏာသဝေဝါ-ကုန်ပြီး
သော အာသဝေဝါရှိသော၊ ဘိက္ခု-သည်၊ ဝါ-ကိုလေသာတို့ကို ဖျက်ဆီးတတ်
သော ဘုမ္မစိုးနတ်ရဟန္တာသည်၊ သဗ္ဗိစ္စ-သတ္တဝါဟူသောသညာနှင့်တကွ ဝဓက
စေတနာဖြင့် စေ့ဆော်ကြီးကုတ် အာထုတ်၍၊ ပါဏံ-ပညတ်အားဖြင့်သတ္တဝါ၊
ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို၊ ဇီဝိတာ-ရုပ်နာမ်နှစ်ထွေ ဇီဝိတိန္ဒြေမှ၊ ဝေါရော
ပေတု-ကျစေခြင်းငှာ၊ ဝါ-ချခွင်းခြင်းငှာ၊ အဘဗ္ဗော-မထိုက်ခဲ့၊ ခိဏာသဝေဝါ-
သော၊ ဘိက္ခု-သည်၊ အဒိန္နံ-အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော လူ
ဇာတ်ရှိသော တစ်ပါးသောသူ၏ ဥစ္စာကို၊ ထေယျသင်္ခါတံ-ခိုးတတ်သောပုဂ္ဂိုလ်
၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော အကုသိုလ်စိတ်အစုဖြင့်၊ အာဒိယိတုံ-ခိုးယူခြင်း
ငှာ၊ အဘဗ္ဗော-ခဲ့၊ ခိဏာသဝေဝါ-သော၊ ဘိက္ခု-သည်၊ မေထုနံ- ဆန္ဒ ထုဂ
တုမ္ပုကြသည် မိန်းမ၊ ယောကျ်ား နှစ်ဦးသားတို့၏ ဥစ္စာဖြစ်သော၊ ဓမ္မံ-ရွာသူ
ထုံးစံ ကျင့်အကြံကို၊ ပဋိသေဝိတုံ-မှီဝဲခြင်းငှာ၊ အဘဗ္ဗော-ခဲ့၊ ခိဏာသဝေဝါ-

သော၊ ဘိက္ခု-သည်။ * သမ္ပဇာန-မဆိုမိဓဏ ဆိုဆဲဓဏ၌ ကောင်းစွာ အပြား အားဖြင့်သိလျက်၊ မုသာ-ချွတ်ယွင်း ဖောက်ပြန် မဟုတ်မမှန်သော စကားကို၊ ဘာသိတုံ-ငှာ၊ အဘဗျော-ခွဲ။

ထေယျထာပိ-မည်သည်၊ ပုဗ္ဗေ-၌၊ ဝါ-က၊ အာဂါရိကဘူတော-လူဖြစ်၍ ဖြစ်သည်၊ သမာနော-သော်၊ ကာမေ-ဝတ္ထု ကာမ၊ ကိလေသာ ကာမတို့ကို၊ သန္တိဓိကာရကံ-သိမီးခြင်းကိုပြု၍၊ ပရိဘုဉ္ဇတိ ထေယျထာပိ-သုံးဆောင် ခံစား လက်သို့၊ တထာ- တူ၊ ခိဏာသဝေါ-သော၊ ဘိက္ခု- သည်၊ ကာမေ- တို့ကို၊ သန္တိဓိကာရကံ-၍၊ ပရိဘုဉ္ဇတုံ-ငှာ၊ အဘဗျော-ခွဲ၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊ ဆန္ဒာ-ချစ်ခြင်းကြောင့်၊ အဂတိ-မလားသင့်သော အရာသို့၊ ဂန္တိ-လားခြင်းငှာ၊ အဘဗျော-ခွဲ၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊ ဒေါသာ- အမျက်ထွက်ခြင်းကြောင့်၊ အဂတိ-သို့၊ ဂန္တိ-ငှာ၊ အဘဗျော-ခွဲ၊ ခိဏာ- သဝေါ-သော၊ ဘိက္ခု-သည်၊ မောဟာ-တွေဝေခြင်းကြောင့်၊ အဂတိ-သို့၊ ဂန္တိ-ငှာ၊ အဘဗျော-ခွဲ၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊ ဘယာ- ကြောက်ခြင်းကြောင့်၊ အဂတိ-သို့၊ ဂန္တိ-ငှာ၊ အဘဗျော-ခွဲ၊ ဣတိ-သို့၊ နဝ- ကိုးပါးကုန်သော၊ ဌာနာနိ-အကြောင်းအရာတို့ကို၊ အဇ္ဈာစရိတုံ-ရဟန်းတရား ပိုင်းအခြားကို ကျော်လွှား လွန်ကျူး၍ ကျင့်ခြင်းငှာ၊ အဘဗျော-ခွဲ၊ အာဝု- သော-တို့၊ ယောသောဘိက္ခု-အကြင်ရဟန်းသည်၊ အရဟံ-သည်၊ ခိဏာ- သဝေါ-သည်၊ စုသိတဝါ-သည်၊ ကတကရဏိယော-သည်၊ ဩဟိတဘာ- ရော-သည်၊ အနုပ္ပတ္တသဒတ္ထော-သည်၊ ပရိက္ခိဏဘဝသံယောဇနော-သည်၊ သမ္မာ-စွာ၊ အညာ-၍၊ ဝိမုတ္တော-သည်၊ ဟောတိ-၏၊ သောဘိက္ခု-သည်၊ နဝ- ကုန်သော၊ ဣမာနိဌာနာနိ-တို့ကို၊ အဇ္ဈာစရိတုံ-ငှာ၊ အဘဗျော-ခွဲ၊ ဣတိဝေ- သို့၊ ဝစနိယာ-ကုန်သည်၊ အယု-ကုန်ရာ၏။

ပဉ္စာဗျာကရဏံ

၁၀၇။ စန္ဒ-နွ၊ ယံ ယေနဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကာ-တို့သည်၊ ဝေ-သို့၊ ဝဒေယျ-ကုန်ရာ၏၊ ကိ-သို့၊ ဝဒေယျ-ကုန်ရာ သနည်း၊ ဂေါတမော-ဂေါတမအနွယ်ရှိသော၊ သမဏော-သည်၊ (တစ်နည်း) သမဏော ဂေါတမော-ရဟန်းဂေါတမသည်၊ အတိတံ-အတိတ် ဖြစ်သော၊ အဒ္ဓါနံ-အခွန်ကို၊ ဝါ-ကာလကို၊ ဝါ-ကာလ၌ဖြစ်သော တရားအပေါင်းကို၊

* ဖြတ်ချက်။ ။ သမ္ပဇာနမုသာ- ပုဂံကား သမာသ်မဟုတ်၊ ဝါကျသာသည်။ သမ္ပဇာန ပုဂံ၌ နိဂ္ဂဟိတ်ကျေ၏။ အနက်ပေးသောအခါ ဖော်၍ပေးရမည်။

အာရဗ္ဗ-အကြောင်းပြု၍၊ *အတိရကံ-အပိုင်းအခြား မရှိသော၊ ဝါ-အပိုင်းအခြားမရှိအောင် များပြားလှသော၊ ဉာဏဒဿနံ-သိမြင်တတ်သော ဉာဏ်ကို၊ ပညပေတိ-ပညတ်ခဲ့၏၊ ဝါ-အပြားအားဖြင့်ထားခဲ့၏၊ ခေါ-ထိုသို့ပင်ပညတ်ပါသော်လည်း၊ အနာဂတံ-အနာဂတ်ဖြစ်သော၊ အဒ္ဓါနံ-ကို၊ အာရဗ္ဗ-၍၊ အတိရကံ-သော၊ ဉာဏဒဿနံ-ကို၊ နော စ ပညပေတိ-မပညတ်ခဲ့ သည်သာ၊ ဝါ-အပြားအားဖြင့်မထားခဲ့သည်သာ။

အနာဂတေ-အနာဂတ်ဖြစ်သော၊ ဝိသယေ-အရာ၌၊ ဝါ-အာရုံ၌၊ တယိဒံ-တံလ္လဒံ အပညပနံ-ထိုမပညတ်ခဲ့ခြင်းသည်၊ ဝါ-ထိုအပြားအားဖြင့်မထားခဲ့ခြင်းသည်၊ ကံသု-အဘယ်နည်း၊ တယိဒံ တံလ္လဒံ အပညပနံ-သည်၊ ကထံ-အံဘယ်ကြောင့်၊ ဝါ-အဘယ်အကြောင်းကြောင့်၊ ဟောတိ-ဖြစ်သနည်း၊ ဣတိဓံ-ဤသို့၊ ဝဒေယျု-ကုန်ရာ၏၊ ဧတံဌာနံ-သည်၊ ဝိဇ္ဇတိခေါပန-သည်သာ၊ အဗျတ္တာထင်စွာပြုတတ်သော ဉာဏ်ပညာမရှိကုန်သော၊ ဗာလဒ-မိုက်ကုန်သော၊ သတ္တာတို့သည်၊ အညဝိဟိတကေန-တစ်ပါးသောအာရုံ၌ စီရင်အပ်သော၊ ဝါ-တစ်ပါးသော အာရုံကို အာရုံပြု၍ဖြစ်သော၊ ဉာဏဒဿနေန-သိမြင်တတ်သောဉာဏ်ဖြင့်၊ အညဝိဟိတကံ-သော၊ ဉာဏဒဿနံ-ကို၊ **သင်္ဂါယေတဗ္ဗံ-အတူအမျှပြု၍ ပြောဆိုအပ်၏ဟူ၍၊ မညန္တိယကာဇေ-အောက်မေ့မှတ်ထင်ကြကုန် သကဲ့သို့သာလျှင်၊ ဇာထာ-တူ၊ အညတိတ္ထိယာ-ကုန်သော၊ တေစပရိပ္ပာဇကာ-တို့သည်လည်း၊ အညဝိဟိတကေန-သော၊ ဉာဏဒဿနေန-ဖြင့်၊ အညဝိဟိတကံ-သော၊ ဉာဏဒဿနံ-ကို၊ သင်္ဂါယေတဗ္ဗံ-အပ်၏ဟူ၍၊ မညန္တိ-အောက်မေ့မှတ်ထင်ကြကုန်၏၊ စုန္ဒန္တံ၊ တထာဂတဿ-ငါဘုရားအား၊ အတိတံ-ဖြစ်သော၊ အဒ္ဓါနံ-အခွန်ကို၊ ဝါ-ကာလကို၊ ဝါ-ကာလ၌ဖြစ်သော တရားအပေါင်းကို၊ အာရဗ္ဗ-၍၊ သတာနုသာရိဉာဏံ-သတိသို့ အစဉ်လိုက်သောဉာဏ်သည်၊ ဝါ-ပုဗ္ဗေနိဝါသာနုဿတိနှင့်ယှဉ်သောဉာဏ်သည်၊ ဟောတိ-၏၊ သော တထာဂတော-သည်၊ ယာဝတကံ-အကြင်မျှလောက် အတိုင်းအရှည်ရှိသော၊ အတိတံ-သော၊ အဒ္ဓါနံ-ကို၊ အနုဿရိတံ-အဖန်ဖန် အောက်မေ့ခြင်းငှာ၊ အာကခံတိ-အလိုရှိ၏၊ တာစတကံ-ထိုမျှလောက် အတိုင်းအရှည်ရှိသော၊ အတိတံ-သော၊ အဒ္ဓါနံ-ကို၊ အနုဿရတိ-၏၊ တထာဂတဿ-အား၊ အနာဂတံ-သော၊ အဒ္ဓါနံစ-ကိုလည်း၊ အာရဗ္ဗ-၍၊ ဗောဓိဇံ-လေးပါးသောသစ္စာကို သိရာဖြစ်သော ဗောဓိပင်၏ အနီး၌ဖြစ်သော၊ ဉာဏံ-လေးပါးသောမဂ်ဉာဏ်သည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏၊ ဗောဓိဇေ-သော၊ ဉာဏေ-

☞

မှတ်ချက် * အတိရကံ ပုဒ်ကား အဋ္ဌကထာ၊ ဋီကာတို့နှင့် မညီသောကြောင့် ပါဠိပျက်တည်း။ အတိရကံ-ဟူသော ပါဠိသာ ဋီကာတို့နှင့်ညီ၏။
 ** ပညပေတဗ္ဗံ-ပုဒ်ကား အဋ္ဌကထာ၊ ဋီကာတို့နှင့် မညီသောကြောင့် ပုဒ်ပျက်တည်း။ သင်္ဂါယေတဗ္ဗံ-ရှိသောပုဒ်သာ အဋ္ဌကထာ၊ ဋီကာတို့နှင့်ညီ၏။

သည်၊ ဥပ္ပန္နေ-သော်၊ အယံဇာတိ-ဤဇာတိသည်၊ ဝါ-ဤဖြစ်ခြင်းသည်၊ ဝါ-
 ဤပဋိသန္ဓေနေခြင်းသည်၊ မေ-ငါ၏၊ အန္တိမာ-နောက်ဆုံး ဖြစ်သော၊ ဇာတိ-
 ဇာတိပေတည်း၊ ဝါ-ဖြစ်ခြင်းပေတည်း၊ ဝါ-ပဋိသန္ဓေနေခြင်းပေတည်း၊ ဒါနိ-
 ဤအခါ၌၊ ဝါ-ယခုအခါ၌၊ ပုနဗ္ဗဝေါ-တစ်ဖန် ဘဝသစ်၏ ဖြစ်ခြင်းသည်၊
 နတ္ထိ-မရှိတော့ပြီ၊ ဣတိ-ဤသို့၊ အပရံ-တစ်ပါးသော၊ ဉာဏ်မိ-ပစ္စဝေက္ခဏာ
 ဉာဏ်သည်လည်း၊ ဥပ္ပဇ္ဇတိ- ဖြစ်သည့်သာ(အဋ္ဌကထာနည်း)။ (တစ်နည်း)
 ဗောဓိဇံ-လေးပါး သောသစ္စာကိုသိတတ်သော လေးပါးသောမဂ်ဉာဏ်ကြောင့်
 ဖြစ်သော၊ ဉာဏ်-ပစ္စဝေက္ခဏာဉာဏ်သည်၊ ဥပ္ပဇ္ဇတိ-၏၊ ကိ-သို့၊ ဥပ္ပဇ္ဇတိ-နည်း၊
 အယံဇာတိ-သည်၊ မေ-၏၊ အန္တိမာ-သော၊ ဇာတိ-သည်၊ ဒါနိ-၌၊ ပုနဗ္ဗဝေါ-
 သည်၊ နတ္ထိ-ပြီ၊ ဣတိ-သို့၊ ဥပ္ပဇ္ဇတိ-၏၊ (ဋီကာနည်း)။ စုန္ဒ-နွ၊ အတိတံ-
 အတိတ်သည်၊ ဝါ-အတိတ်၌ဖြစ်သော တရားအပေါင်းသည်၊ အဘူတံ-ထင်
 ရှားမရှိသည်၊ အတစ္ဆံ-မမှန်ကန်သည်၊ အနတ္တသံဟိတံ-အကျိုးစီးပွားနှင့် မစပ်
 သည်၊ စေပိ ဟောတိ-အကယ်၍မူလည်းဖြစ်အံ့၊ ဧဝံသတိ-သော်၊ တထာဂတော-
 ငါဘုရားသည်၊ တံအတိတံ- ကို၊ န ပျာကရောတိ - ဖြေဆိုတော်မူ။ စုန္ဒ-နွ၊
 အတိတံ-သည်၊ ဘူတံ-ထင်ရှားသည်၊ တစ္ဆံ-မှန်ကန်သည်၊ အနတ္တ သံဟိတံ-
 အကျိုးစီးပွားနှင့်မစပ်သည်၊ စေပိဟောတိ-အံ့၊ ဧဝံသတိ-သော်၊ တထာဂတော-
 သည်၊ တံပိအတိတံ-ကိုလည်း၊ န ပျာကရောတိ-မမူ၊ စုန္ဒ-နွ၊ အတိတံ-သည်၊
 ဘူတံ-သည်၊ တစ္ဆံ-သည်၊ အတ္တသံဟိတံ-အကျိုး စီးပွားနှင့် စပ်သည်၊ စေပိ
 ဟောတိ-အံ့၊ ဧဝံသတိ - ဤသို့ဖြစ်သော်သာ၊ တထာဂတော-သည်၊ ဓာဿ
 ပဉ္စဿ-ထိုပြဿနာကို၊ ဝေယျာကရဏာယ-ဖြေဆိုတော်မူခြင်းငှာ၊ တကြတသ္မိံ
 အတိတေ-၌၊ ကာလညူ-ဖြေဆိုသင့်ရာအခါကောင်းကို သိတော်မူသည်၊ ဟောတိ-
 ၏၊ စုန္ဒ-နွ၊ အနာဂတံ-သည်၊ ဝါ-အနာဂတ်၌ ဖြစ်သော တရား အပေါင်း
 သည်၊ အဘူတံ-သည်၊ အတစ္ဆံ-သည်၊ အနတ္တသံဟိတံ-သည်၊ စေပိ ဟောတိ-
 အံ့၊ ဧဝံသတိ-သော်၊ တထာဂတော-သည်၊ တံအနာဂတံ-ကို၊ န ပျာကရောတိ-
 မူ၊ စုန္ဒ-နွ၊ အနာဂတံ-သည်၊ ဘူတံ-သည်၊ တစ္ဆံ-သည်၊ အနတ္တသံဟိတံ-
 သည်၊ စေပိဟောတိ-အံ့၊ ဧဝံသတိ-သော်၊ တထာဂတော-သည်၊ တံပိအနာဂတံ-
 ကိုလည်း၊ န ပျာကရောတိ-မမူ၊ စုန္ဒ-နွ၊ အနာဂတံ-သည်၊ ဘူတံ-သည်၊
 တစ္ဆံ သည်၊ အတ္တသံဟိတံ-သည်၊ စေပိဟောတိ-အံ့၊ ဧဝံသတိ-သော်သာ၊
 တထာဂတော-သည်၊ ဓာဿပဉ္စဿ-ကို၊ ဝေယျာကရဏာယ-ငှာ၊ တကြတသ္မိံ
 အနာဂတေ-၌၊ ကာလညူ-သည်၊ ဟောတိ-၏၊ စုန္ဒ-နွ၊ ပစ္စုပ္ပန်-ပစ္စုပ္ပန်သည်၊
 ဝါ-ပစ္စုပ္ပန်၌ဖြစ်သော တရားအပေါင်းသည်၊ အဘူတံ-သည်၊ အတစ္ဆံ-သည်၊
 အနတ္တသံဟိတံ-သည်၊ စေပိဟောတိ-အံ့၊ ဧဝံသတိ-သော်၊ တထာဂတော-
 သည်၊ တံပစ္စုပ္ပန်-ကို၊ န ပျာကရောတိ-မမူ၊ စုန္ဒ-နွ၊ ပစ္စုပ္ပန်-သည်၊ ဘူတံ-
 သည်၊ တစ္ဆံ-သည်၊ အနတ္တသံဟိတံ-သည်၊ စေပိဟောတိ-အံ့၊ ဧဝံသတိ-သော်၊

တထာဂတော-သည်။ တံပိပစ္စုပ္ပန်-ကိုလည်း၊ -န ဗျာကရေတိ-မမ္၊ စုံနွ-န၊ ပစ္စုပ္ပန်-သည်၊ ဘူတံ-သည်၊ တစ္ဆံ-သည်၊ အတ္တသံဟိတံ-သည်၊ စေပိဟောတိ-အံ၊ ဝေသတိ-သော်၊ တထာဂတော-သည်၊ တဿ ပဉ္စဿ-ကို၊ ဝေယျာကရဏာယ-ငှာ၊ တတြတသ္မိံ ပစ္စုပ္ပန်-၌၊ ကာလညူ-သည်၊ ဟောတိ-၏။

၁၀၀။ စုံနွ-န၊ ဣတိ ခေါ-ဤသို့သာလျှင်၊ ဝါ-ဤပုံသာလျှင်၊ တထာဂတော-သည်။ အတိတာနာဂတပစ္စုပ္ပန်သု- အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဖြစ်ကုန်သော၊ ဓမ္မေသု-တရားတို့၌၊ ကာလဝါဒီ-သင့်လျော်လျောက်ပတ်သော အခါ၌ ပြောဆိုတော်မူလေ့ ရှိ၏၊ ဘူတဝါဒီ-ထင်ရှားရှိသော စကားကိုသာ ပြောဆိုတော်မူလေ့ ရှိ၏၊ အတ္တဝါဒီ-အကျိုးအနက်ကို မှီသော် စကားကိုသာ ပြောဆိုတော်မူလေ့ ရှိ၏၊ ဓမ္မဝါဒီ-အကြောင်း ပါဠိအားလျော်သော စကားကိုသာ ပြောဆိုတော်မူလေ့ ရှိ၏၊ ဝါ-ကိုးပါးသော လောကုတ္တရာ တရားကို မှီသော စကားကိုသာ ပြောဆိုတော်မူလေ့ ရှိ၏၊ ဝိနယ ဝါဒီ- သံဝရဝိနည်း၊ ပဟာနဝိနည်းကို မှီသောစကားကို ပြောဆိုတော်မူလေ့ ရှိ၏၊ တဿ-ကြောင့်၊ တထာဂတော-ငါတုရားကို၊ တထာဂတောတိ-ထိုထို ဆိုထိုက်သော အခြင်း အရာအားဖြင့် ဆိုတော်မူတတ်၏ဟူ၍၊ စုစ္စတိ-ဆိုအပ်၏၊ စုံနွ-န၊ သဒေဝကဿ-အောက် ကာမာဝစရ နတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းနှင့် တကွ ဖြစ်သော၊ သမာရကဿ- မာရ်မင်း၏တည်ရာ ဝသဝတ္တိနတ်ပြည်ရှိ နတ်အပေါင်းနှင့် တကွ ဖြစ်သော၊ သဗြဟ္မကဿ-နှစ်ဆယ်သော ဗြဟ္မာအပေါင်းနှင့် တကွဖြစ်သော၊ လောကဿ-သတ္တလောကသည်လည်းကောင်း၊ သသမဏဗြာဟ္မဏိယာ-သာသနာ တော်၏ ဆန့်ကျင်ဘက်ဖြစ်သော ရဟန်းပုဏ္ဏား၊ ငြိမ်းစေအပ်ပြီးသော မကောင်း မှုရှိသော ရဟန်းပုဏ္ဏား၊ တားမြစ်ကန့်ကွက် မင်္ဂလက်နက်နှင့် ပယ်ဖျက်အပ်ပြီး သော မကောင်းမှုရှိသော ရဟန်းပုဏ္ဏားနှင့် တကွဖြစ်သော၊ သဒေဝ မနုဿာယ-သမ္မုတိနတ်တည်းဟူသောမင်း၊ ကြွင်းသောလူအပေါင်းနှင့် တကွဖြစ်သော၊ ပဇာယ- သတ္တလောကသည် လည်းကောင်း၊ ယံ စ ဒိဋ္ဌိ-အကြင် မြင်အပ်ပြီး မြင်အပ်လတ္တံ့ မြင်အပ်ဆဲ မြင်ထိုက်သော၊ ရူပါရုံသည် လည်းကောင်း၊ ယံ စ သုတံ-အကြင် ကြားအပ်ပြီး ကြားအပ်လတ္တံ့ ကြားအပ်ဆဲ ကြားထိုက်သော သဒ္ဓါရုံသည် လည်းကောင်း၊ ယံ စ မုတံ-အကြင်ကိုယ်တိုင်ရောက်၍ သိအပ်ပြီး သိအပ်လတ္တံ့ သိအပ်ဆဲ သိထိုက်သော ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဠဗ္ဗာရုံသည် လည်းကောင်း၊ ယံ စ ဝိညာတံ-အကြင် သိအပ်ပြီး သိအပ်လတ္တံ့ သိအပ်ဆဲ သိထိုက်သော သုခ၊ဒုက္ခ အစရှိသော ဓမ္မာရုံသည် လည်းကောင်း၊ ယံ စ ပတ္တိ-အကြင် ရောက်အပ်သော ခြောက်ပါးသော အာရုံသည် လည်းကောင်း၊ ယံ စ ပရိယေသိတံ-အကြင် ရှာမှီးအပ်သော ခြောက်ပါးသော အာရုံသည် လည်းကောင်း၊ မနုဿာ-စိတ်ဖြင့်၊ ယံ စ အနု ဝိစရိတံ-အကြင် အဖန်ဖန် စုံစမ်းအပ်

သော ခြောက်ပါးသော အာရုံသည် လည်းကောင်း၊ အတ္ထိ-ရှိ၏၊ တံသဗ္ဗံ- ထို အလုံးစုံသော ခြောက်ပါးသော အာရုံကို၊ တထာဂတေန- ငါ ဘုရားသည်၊ အဘိသမ္ဗုဒ္ဓံ-ထိုးထွင်း၍ သိတော်မူအပ်ပြီ၊ တသ္မာ-ကြောင့်၊ တထာဂတော- ကို၊ တထာဂတောတိ- သတ္တလောကသည် သိအပ်ပြီးသော ခြောက်ပါးသော အာရုံကို ထိုသတ္တလောက သိတိုင်းသောအခြင်းအရာအားဖြင့် သိတော်မူတတ်၏ ဟူ၍၊ ဝုစ္စတိ-အပ်၏၊ စုန္ဒ-နွ၊ တထာဂတော-သည်၊ ယဉ္ဇရတ္ထိ-အကြင် ညဉ့် ခွဲလည်း၊ အနုတ္တရံ-မိမိကို လွန်သော သမ္မာသမ္ဗောဓိ မရှိသော၊ ဝါ-မိမိထက် မြတ်သော သမ္မာသမ္ဗောဓိမရှိသော၊ ဝါ-အတုမရှိ မြတ်သော၊ သမ္မာသမ္ဗောဓိ- မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို၊ အဘိသမ္ဗုဇ္ဈတိ-ထိုးထွင်း၍ သိတော်မူ၏၊ ယဉ္ဇရတ္ထိ- အကြင်ညဉ့်ခွဲလည်း၊ အနုပါဒိသေသာယ-ကံကိလေသာတို့သည် စွဲလမ်းအပ်သော ဝိပင်္က ကဋ္ဌတ္တာရုပ်ဟူသော အကြွင်းအကျန်မရှိသော၊ နိဗ္ဗာနဓာတုယာ-နိဗ္ဗာန ဓာတ်ဖြင့်၊ ဝါ-ငြိမ်းအေးခြင်း သဘောဖြင့်၊ ပရိနိဗ္ဗာယတိ- ပရိနိဗ္ဗာန် စံရ၏၊ ဧတသ္မိံ အန္တရေ-ဤ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူရာညဉ့်၊ ပရိနိဗ္ဗာန်စံတော်မူရာ ညဉ့်တို့၏အတွင်း၌၊ ယံ စစနံ-အကြင် စကားကို၊ ဘာသတိ-ဟောတော်မူ၏၊ လပတိ-ရွတ်ဆိုတော်မူ၏၊ နိဒ္ဒိသတိ-ညွှန်ပြ တော်မူ၏၊ တံသဗ္ဗံ-ထိုအလုံးစုံသော စကားတော်သည်၊ တထေဝ-ထို မိန့်တော်မူ သည့်အတိုင်းသာလျှင်၊ ဟောတိ-၏၊ အညထာ-မိန့်တော်မူသော အခြင်းအရာ မှ တစ်ပါးသောအခြင်းအရာအားဖြင့်၊ နောဟောတိ-ဖြစ်သည်မဟုတ်၊ တသ္မာ- ကြောင့်၊ တထာဂတော-ကို၊ တထာဂတောတိ- မဖောက်မပြန် ဟုတ်မှန်စွာ ဝေ ယျငါးတန် တရားမှန်ကို ကေန သိတော်မူတတ်၏ ဟူ၍၊ ဝုစ္စတိ-အပ်၏၊ စုန္ဒ-နွ၊ တထာဂတော-သည်၊ ယထာ ဝါဒိ-အကြင်သို့သော အခြင်းအရာ အား ဖြင့် နှုတ်တော်ဖြင့် ဆိုတော်မူလေ့ ရှိ၏၊ တထာကာရီ-ထိုသို့သော အခြင်းအရာ အားဖြင့် ကိုယ်တော်ဖြင့် ပြုတော်မူလေ့ ရှိ၏၊ ယထာ ကာရီ-အကြင်သို့သော အခြင်းအရာအားဖြင့် ကိုယ်တော်ဖြင့် ပြုတော်မူလေ့ ရှိ၏၊ တထာ ဝါဒိ-ထိုသို့ သော အခြင်းအရာအားဖြင့် နှုတ်တော်ဖြင့် ဆိုတော်မူလေ့ ရှိ၏၊ ဣတိ တသ္မာ- ထိုသို့ နှုတ်တော်ဖြင့် ဆိုတော်မူသည့်အတိုင်း ကိုယ်တော်ဖြင့် ပြုတော်မူတတ် သည်၏အဖြစ်၊ ကိုယ်တော်ဖြင့် ပြုတော်မူသည့်အတိုင်း နှုတ်တော်ဖြင့် ဆိုတော်မူ တတ်သည်၏အဖြစ်ကြောင့်၊ ယထာဝါဒိ တထာကာရီ ယထာကာရီ တထာဝါဒိ- ယထာဝါဒိ၊ တထာကာရီ၊ ယထာကာရီ၊ တထာဝါဒိ မည်တော်မူ၏၊ တသ္မာ- ကြောင့်၊ တထာဂတော-ကို၊ တထာဂတောတိ-နှုတ်တော်ဖြင့် ဆိုတော်မူတိုင်း သော အခြင်းအရာအားဖြင့် ကိုယ်တော်ဖြင့် ပြုတော်မူတတ်၊ ကိုယ်တော်ဖြင့် ပြုတိုင်းသောအခြင်းအရာအားဖြင့် နှုတ်တော်ဖြင့်ဆိုတော်မူတတ်၏ဟူ၍၊ ဝုစ္စတိ- အပ်၏၊ စုန္ဒ-နွ၊ သဒေဝကေ-အရူပဗြဟ္မာအပေါင်းနှင့်တကွဖြစ်သော၊ သမာ-

ရကေ-မာရ်မင်း၏ အာဏာနှံရာ ဝသဝတ္တိ နတ်ပြည်ရှိ နတ်အပေါင်းနှင့် တကွ
 ဖြစ်သော၊ သဗြဟ္မကေ- ရူပဗြဟ္မာ အပေါင်းနှင့် တကွဖြစ်သော၊ လောကေ-
 သြကာသလောက၌ လည်းကောင်း၊ သ သမဏဗြာဟ္မဏိယာ-ရဟန်းပရိသတ်၊
 ပုဏ္ဏားပရိသတ်နှင့် တကွဖြစ်သော၊ သဒေဝ မနုဿာယ-သမ္မုတိနတ်အပေါင်း
 တည်းဟူသောမင်း၊ ကြွင်းသော လူတည်းဟူသော ဂဟပတိ ပရိသတ်နှင့်တကွ
 ဖြစ်သော၊ ပဇာယ- သတ္တလောက၌ လည်းကောင်း၊ တထာဂတော-သည်၊
 အဘိဘူ-တစ်ပါးသောသတ္တဝါတို့ကို လှမ်းမိုးတော်မူနိုင်၏၊ အနဘိဘူတော-
 တစ်ပါးသော သတ္တဝါတို့ကို လှမ်းမိုးတော်မူနိုင်၊ အညဒတ္ထု-စင်စစ်ကေန
 အမှန်အားဖြင့်၊ ဒလော-အလုံးစုံသော ဝေ ယုဇာမိကို မြင်တော်မူနိုင်၏၊ ဝသ-
 ဝတ္တိ-တစ်ပါးသောသတ္တဝါတို့ကို မိမိအလိုသို့ လိုက်စေတော်မူနိုင်၏၊ တသ္မာ-
 ကြောင့်၊ တထာဂတော-ကို၊ တထာဂတောတိ-တစ်ပါးသော သတ္တဝါတို့ကို
 လှမ်းမိုးခြင်း၌ မဖောက်မပြန် ဟုတ်မှန်သော ဒေသနာဝိလာသ ပုညဿယ
 တည်းဟူသောစား ရှိတော်မူ၏ ဟူ၍၊ ဝုစ္စတိ-အပ်၏။

အဗျာကတဋ္ဌာန

၁၈၉။ စုံနွ-နွ၊ ယံယေန ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊
 ပရိဗ္ဗာဇကာ-တို့သည်၊ ဧဝံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိ-သို့၊ ဝဒေယျု-
 ကုန်ရာသနည်း၊ အာဝုသော-တို့၊ တထာဂတော- သတ္တဝါသည်၊ ဝါ-ထိုထို
 ဆည်းပူးအပ်ပြီးသော ကံကိလေသာဖြင့် ဤလူ၏ ပစ္စုပ္ပန်အတ္တဘောသို့ ဆိုက်
 ရောက်လာသော သတ္တဝါသည်၊ မရဏာ-သေရာအခါမှ၊ ပရံ-နောက်၌၊ ဟော
 တိ ကိံ နုခေါ- ဖြစ်လေသလော၊ ဣဒမေဝဒဿနံ- ဤ ဟောတိတထာဂတော
 ပရံ မရဏာ ဟူသော ငါ့အယူသည်သာလျှင်၊ သစ္စံကိံ နုခေါ- မှန်လေသလော၊
 အညံ-ဟောတိ တထာဂတော ပရံ မရဏာဟူသော ဤ ငါ့အယူမှတစ်ပါးသော၊
 ဝစနံ-တစ်ပါးသောဆရာတို့၏စကားသည်၊ မောသံကိံ နုခေါ-အချည်းနှီး လေ
 လော၊ ဣတိဧဝံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ဧတံဌာနံ-သည်၊ ပိဇ္ဇတိခေါပန-
 သည်သာ၊ စုံနွ-နွ၊ ဧဝံ ဝါဒီနော-ကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာ-
 ဇကာ-တို့သည်၊ ဝါ-တို့ကို၊ ဧဝံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊
 ကိ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာသနည်း၊ အာဝုသော-တို့၊ ဘဂ-
 ဝတာ-မြတ်စွာဘုရားသည်၊ တထာဂတော-သတ္တဝါသည်၊ ဝါ-ထိုထို ဆည်း
 ပူးအပ်ပြီးသော ကံကိလေသာဖြင့် ဤလူ၏ ပစ္စုပ္ပန်အတ္တဘောသို့ ဆိုက်ရောက်
 လာသော သတ္တဝါသည်၊ မရဏာ-မှ၊ ပရံ-၌၊ ဟောတိ-၏။

ဣဒမေဝဒဿနံ-ဟောတိ တထာဂတော ပရံမရဏာ ဟူသော ဤ ငါ့အယူ
 သည်သာလျှင်၊ သစ္စံ-မှန်၏၊ အညံ-ဟောတိတထာဂတော ပရံမရဏာ ဟူသော

ဤငါ့အယုမ္မတစ်ပါးသော၊ ဝစနံ-တစ်ပါးသော ဆရာတို့၏စကားသည်၊ မောသံ-
အချည်းနှီးသာတည်း၊ ဣတိတေံ ဒိဋ္ဌိဂတံ-ဤမိစ္ဆာအယုကို၊ အဗျာကတံခေါ-
မဖြေဆိုအပ်သည်သာ၊ ဣတိဇေံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊
စုန္ဒ-နွ၊ ယံယေန ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-
တို့သည်၊ ဇေံ-သို့၊ ဝဒေယျု-ကုန်ရာသနည်း၊
အာရုသော-တို့၊ တထာဂတော-သည်၊ မရဏာ-မှ၊ ပရံ-၌၊ န ဟောတိကံ ပန-
မဖြစ်လေသလော၊ ဣဒမေဝဒဿနံ-န ဟောတိကံ ပန ပရံမရဏာ ဟူသော ဤ
ငါ့အယုသည်သာလျှင်၊ သစ္စံကံ ပန-မှန်လေသလော၊ အညံ-န ဟောတိ တထာ-
ဂဘော ပရံမရဏာ ဟူသော ဤငါ့အယုမ္မတစ်ပါးသော၊ ဝစနံ-တစ်ပါးသော
ဆရာတို့၏ စကားသည်၊ မောသံကံ ပန-အချည်းနှီးလေလော၊ ဣတိဇေံ-သို့၊
ဝဒေယျု-ကုန်ရာ၏၊ ဇေံဌာနံ-သည်၊ ဝိဇ္ဇတိခေါပန-သည်သာ။

စုန္ဒ-နွ၊ ဇေံဝါဒိနော-ကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-
တို့သည်၊ ဝါ-တို့ကို၊ ဇေံ-ဤသို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊ ကံ-
သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာသနည်း၊ အာရုသော-တို့၊ ဘဂဝတာ-
သည်၊ တထာဂတော-သည်၊ မရဏာ-မှ၊ ပရံ-၌၊ နဟောတိ-မဖြစ်၊ ဣဒမေဝ-
ဒဿနံ-န ဟောတိ တထာဂတော မရံမရဏာဟူသော ဤငါ့အယုသည်သာလျှင်၊
သစ္စံ-၏၊ အညံ-န ဟောတိ တထာဂတော ပရံမရဏာ ဟူသော ဤ ငါ့အယုမ္မ
တစ်ပါးသော၊ ဝစနံ-သည်၊ မောသံ-သာတည်း၊ ဣတိတေံပိ ဒိဋ္ဌိဂတံ-ကို
လည်း၊ အဗျာကတံခေါ-သည်သာ၊ ဣတိဇေံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-
ကုန်ရာ၏။

စုန္ဒ-နွ၊ ယံယေနဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-
တို့သည်၊ ဇေံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကံ-သို့၊ ဝဒေယျု-ကုန်ရာသနည်း၊ အာရု-
သော-တို့၊ တထာဂတော-သည်၊ မရဏာ-မှ၊ ပရံ-၌၊ ဟောတိကံ ပန-ဖြစ်လည်း
ဖြစ်လေသလော၊ န ဟောတိကံ ပန-မဖြစ်လည်းမဖြစ်လေသလော၊ ဣဒမေဝ
ဒဿနံ-ဟောတိကံ နစ ဟောတိ တထာဂတော ပရံ မရဏာဟူသော ဤငါ့အယု
သည်သာလျှင်၊ သစ္စံကံ ပန-မှန်လေသလော၊ အညံ- ဟောတိကံ နစ ဟောတိ
တထာဂတော ပရံမရဏာဟူသော ငါ့အယုမ္မတစ်ပါးသော၊ ဝစနံ-သည်၊ မော-
သံ ကံ ပန-လေလော၊ ဣတိဇေံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ဇေံဌာနံ-သည်၊
ဝိဇ္ဇတိခေါပန-သည်သာ၊ စုန္ဒ-နွ၊ ဇေံဝါဒိနော-ကုန်သော၊ အညတိတ္ထိယာ-
ကုန်သော၊ ပရိဗ္ဗာဇကော-တို့သည်၊ ဝါ-တို့ကို၊ ဇေံ-သို့၊ ဝစနိယာ-ကုန်သည်၊
အဿု-ကုန်ရာ၏၊ ကံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာသနည်း၊
အာရုသော-တို့၊ ဘဂဝတာ-သည်၊ တထာဂတော-သည်၊ မရဏာ-မှ၊ ပရံ-၌၊

ဟောတိစ-ဖြစ်လည်းဖြစ်၏။ နစ ဟောတိ-မဖြစ်လည်းမဖြစ်။ ဣဒမေဝဒဿနံ-
 ဟောတိစ နစ ဟောတိ တထာဂတော ပရံ မရဏာဟူသော ဤငါ့အယူသည်
 သာလျှင်၊ သစ္စံ-၏။ အညံ-ဟောတိစ နစ ဟောတိ တထာဂတော ပရံ မရဏာ
 ဟူသော ဤငါ့အယူမှတစ်ပါးသော၊ ဝစနံ-သည်၊ မောဃံ-သာတည်း၊ ဣတိ
 တေံ ဒိဋ္ဌိဂတံ-ကို၊ အဗျာကတံခေါ်-သည်သာ၊ ဣတိဝေံ-သို့၊ ဝစနိယာ-ကုန်
 သည်၊ အဿု-ကုန်ရာ၏၊ စုန္ဒု-နွ၊ ယံ ယေန ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-
 ကုန်သော၊ ပရိဗ္ဗာဇကာ-တို့သည်၊ ဝေံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိံ-သို့၊
 ဝဒေယျု-ကုန်ရာသနည်း၊ အာဝုသော-တို့၊ တထာဂတော-သည်၊ မရဏာ-မှ၊
 ပရံ-၌၊ နေဝ ဟောတိ ကိံ ပန-ဖြစ်သည်လည်းမဟုတ်လေသလော၊ န နဟောတိ
 ကိံ ပန-မဖြစ်သည်လည်း မဟုတ်လေသလော၊ ဣဒမေဝဒဿနံ-နေဝဟောတိ န
 နဟောတိ တထာဂတော ပရံ မရဏာ ဟူသော ဤငါ့အယူသည်သာလျှင်၊ သစ္စံ
 ကိံ ပန-မှန်လေသလော၊ အညံ-နေဝဟောတိ န နဟောတိ တထာဂတော ပရံ
 မရဏာဟူသော ဤငါ့အယူမှတစ်ပါးသော၊ ဝစနံ-သည်၊ မောဃံ ကိံ ပန-လော၊
 ဣတိဝေံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ တေံ ဌာနံ-သည်၊ ဝိဇ္ဇတိ ခေါ် ပန-သည်သာ၊
 စုန္ဒု-နွ၊ ဝေံ ဝါဒိနော-ကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကာ-
 တို့သည်၊ ဝါ-တို့ကို၊ ဝေံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊ ကိံ ပန
 ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာသနည်း၊ အာဝုသော-တို့၊ ဘဂဝတာ-
 သည်၊ တထာဂတော-သည်၊ မရဏာ-မှ၊ ပရံ-၌၊ နေဝ ဟောတိ-ဖြစ်သည်
 လည်းမဟုတ်၊ န နဟောတိ-မဖြစ်သည်လည်းမဟုတ်၊ ဣဒမေဝ ဒဿနံ-နေဝ
 ဟောတိ န နဟောတိ တထာဂတော ပရံမရဏာ ဟူသော ဤငါ့အယူသည်သာ
 လျှင်၊ သစ္စံ-၏၊ အညံ-နေဝ ဟောတိ န နဟောတိ တထာဂတော ပရံ မရဏာ
 ဟူသော ဤငါ့အယူမှတစ်ပါးသော၊ ဝစနံ-သည်၊ မောဃံ-သာတည်း၊ ဣတိ
 တေံပိ ဒိဋ္ဌိဂတံ-ကိုလည်း၊ အဗျာကတံခေါ်-သည်သာ၊ ဣတိဝေံ-သို့၊ ဝစနိယာ-
 ကုန်သည်၊ အဿု-ကုန်ရာ၏၊ စုန္ဒု-နွ၊ ယံ ယေန ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-
 ကုန်သော၊ ပရိဗ္ဗာဇကာ-တို့သည်၊ ဝေံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိံ-သို့၊
 ဝဒေယျု-ကုန်ရာသနည်း၊ အာဝုသော-တို့၊ ကသ္မာ-အဘယ်ကြောင့်၊ တေံ
 ဒိဋ္ဌိဂတံ-ဤ မိစ္ဆာအယူကို၊ သမဏေန ဂေါတမေန-ရဟန်း၊ ဂေါတမသည်၊
 အဗျာကတံပန-မဖြေဆိုအပ်သနည်း၊ ဣတိဝေံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊
 တေံဌာနံ-သည်၊ ဝိဇ္ဇတိခေါ်ပန-သည်သာ။

စုန္ဒု-နွ၊ ဝေံ ဝါဒိနော-ကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကာ-
 တို့သည်၊ ဝါ-တို့ကို၊ ဝေံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊ ကိံ-သို့၊
 ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာသနည်း၊ အာဝုသော-တို့၊ ဟိ ယသ္မာ-
 ကြောင့်၊ တေံဒိဋ္ဌိဂတံ-သည်၊ အတ္ထသဗ္ဗိတံ-ပစ္စုပ္ပန်လောကဖြစ်သော အကျိုး၊

တမလ္လနိလောကဉ္စ ဖြစ်သောအကျိုးနှင့် ဖပ်ယှဉ်သည်။ န ဟောတိ-မဖြစ်ခဲ့၊
 ဓမ္မသဉ္စိတံ-ကိုးပါးသော လောကုတ္တရာတရားနှင့် ဖပ်ယှဉ်သည်။ နစ ဟောတိ-
 ဖြစ်လည်းမဖြစ်ခဲ့၊ အာဒိဗြဟ္မစရိယကံ-သိက္ခာတို့၏ သုံးပါးတို့၏ အပေါင်းဖြင့်
 ဆဂ္ဂိဟ်ရေတုကံအပ်သော အလုံးစုံသော သာသနာတော်၏အစဖြစ်၍ဖြစ်သည်။
 နဟောတိ-ခဲ့၊ နိဗ္ဗိဒါယ-သံသရာဝဋ်၌ ငြီးငွေ့ စိတ်ပျက်ကြောင်း ဖြစ်သော
 ဝဋ္ဋာနဂါမိနိ ဝိပဿနာဉာဏ်အကျိုးငှာ၊ န သံဝတ္တတိ-ခဲ့၊ ဝိရာဂါယ-ငှာ၊ န
 သံဝတ္တတိ-ခဲ့၊ နိရောဓာယ-ငှာ၊ န သံဝတ္တတိ-ခဲ့၊ ဥပသမာယ-ငှာ၊ န သံဝတ္တတိ-
 ခဲ့၊ အဘိညာယ-ငှာ၊ နသံဝတ္တတိ-ခဲ့၊ သမ္မောဓာယ-ငှာ၊ န သံဝတ္တတိ-ခဲ့၊
 နိဗ္ဗာနာယ-ငှာ၊ န သံဝတ္တတိ-ခဲ့၊ အသ္မာ-ကြောင့်၊ တံဒိဋ္ဌိဂတံ-ကို၊ ဘဂဝတာ-
 သည်၊ အဗျာကတံ-ဖြေဆိုတော်မူအပ်၊ ဣတိဧဝံ-သို့၊ ဝစနိယာ-ကုန်သည်၊
 အဿု-ကုန်ရာ၏။

ဗျာကတဋ္ဌာန

၁၉၀။ စန္ဒ-နန္ဒ၊ ယံယေန ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊
 ပရိဗ္ဗာဇကာ-တို့သည်၊ ဧဝံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိ-သို့၊ ဝဒေယျု-
 ကုန်ရာသနည်း၊ အာဝုသော-တို့၊ ကိ-အတယ်တရားကို၊ သမဏေန ဂေါတမေန-
 သည်၊ ဗျာကတံပန-ဖြေဆိုအပ်ပါသနည်း၊ ဣတိ ဧဝံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊
 တေဋ္ဌာနံ-သည်၊ ဝိဇ္ဇတိဓေါပန-သည်သာ။

စန္ဒ-နန္ဒ၊ ဧဝံဝါဒိနော-ကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကာ-
 တို့သည်၊ ဝါ-တို့ကို၊ ဧဝံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊ ကိ-
 သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာသနည်း၊ အာဝုသော-တို့၊ ဣဒံ-
 ဤလောကီစိတ် ကောသိတိ၊ လောဘကြည်သော စေတသိက် ကေပညာသ၊ ရုပ်
 အဋ္ဌဝိသဟုဆိုအပ်သော တေဘူမက တရား အပေါင်းသည်၊ ဒုက္ခံ-ဒုက္ခသစ္စာပေ
 တည်း၊ ဝါ-ဆင်းရဲကြောင်းဖြစ်သောသစ္စာပေတည်း၊ ဝါ-ဆင်းရဲစေတတ်သော
 သစ္စာပေတည်း၊ ဝါ-လိုရာမပြီး ကောင်းကင်ကြီးကဲ့သို့ အချည်းနှီးသာ ဖြစ်၍
 စက်ဆုပ်အပ်သော သစ္စာပေတည်း၊ ဣတော-ဤလောဘူမကတရား ဟူသော
 ဒုက္ခသစ္စာထက်၊ ဘိယျော-လွန်သော ဒုက္ခသစ္စာသည်၊ န အတ္ထိ-မရှိတော့ပြီ၊
 ဣတိဓေါ-ဤသို့သာလျှင်၊ ဘဂဝတာ-သည်၊ ဗျာကတံ-ဖြေဆိုတော်မူအပ်ပြီ။

အာဝုသော-တို့၊ အယံ-ဤလောဘစေတသိက်သည်၊ ဒုက္ခသမုဒယော-ဒုက္ခ
 ၏ကြမ်းသောအကြောင်းနှင့် မေါင်းဆုံမိသည်ရှိသော် ဖြစ်ကြောင်းဖြစ်ရာ ဖြစ်
 သော သမုဒယသစ္စာပေတည်း၊ ဣတော-ဤလောဘစေတသိက်ဟုဆိုအပ်သော
 သမုဒယသစ္စာထက်၊ ဘိယျော-လွန်သော သမုဒယသစ္စာသည်၊ နအတ္ထိ-ပြီ၊ ဣတိ
 ဓေါ-သို့သာလျှင်၊ ဘဂဝတာ-သည်၊ ဗျာကတံ-ပြီ။

အာဝုသော-တို့၊ အယံ-ဤ အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်သည်၊ ဒုက္ခ-
 နိရောဓော-ဒုက္ခ၏ ကွယ်ပျောက် ချုပ်ငြိမ်း ရုပ်သိမ်းရာ ဖြစ်သော နိရောဓ
 သစ္စာပေတည်း၊ ဣတော-ဤ နိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသစ္စာထက်၊
 ဘိယျော-လွန်သော နိရောဓသစ္စာသည်၊ နအတ္ထိ-ပြီ၊ ဣတိဓေါ-သို့သာလျှင်၊
 ဘဂဝတော-သည်၊ ပျာကတံ-ပြီ။

အာဝုသော-တို့၊ အယံ-ဤ မဂ္ဂင်ရှစ်ပါးသည်၊ ဒုက္ခနိရောဓဂါမိနိ-ဒုက္ခ၏
 ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော နိဗ္ဗာန်သို့ အာရုံပြု၍ သွားရောက်
 တတ်သော၊ ပဋိပဒါ-အကျင့်ဟုဆိုအပ်သော မဂ္ဂသစ္စာပေတည်း၊ ဣတော-
 ဤ ရှစ်ပါးသောမဂ္ဂင်ဟုဆိုအပ်သော မဂ္ဂသစ္စာထက်၊ ဘိယျော-လွန်သော မဂ္ဂ
 သစ္စာသည်၊ နအတ္ထိ-ပြီ၊ ဣတိဓေါ-သို့သာလျှင်၊ ဘဂဝတော-သည်၊ ပျာကတံ-
 ပြီ၊ ဣတိဓေံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊ စန္ဒ-န္ဒ၊ ယံယေန-
 ဋ္ဌာနေန-ကြောင့်၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-တို့သည်၊ ဝါ-
 တို့ကို၊ ဧဝံ-သို့၊ ဝဒေယျု-ကုန်ရာ၏၊ ကိံ-သို့၊ ဝဒေယျု-ကုန်ရာသနည်း၊
 အာဝုသော-တို့၊ ကသ္မာ-ကြောင့်၊ တေံစတုသစ္စံ-ဤလေးပါးသော သစ္စာကို၊
 သမဏေန ဂေါတမေန-သည်၊ ပျာကတံပန-ဖြေဆိုအပ်ပါသနည်း၊ ဣတိဓေံ-
 သို့၊ ဝဒေယျု-ကုန်ရာ၏၊ တေံဋ္ဌာနံ-သည်၊ ဝိဇ္ဇတိဓေါပန-သည်သာ၊ စန္ဒ-န္ဒ၊
 ဧဝံ ဝါဒိနော-ကုန်သော၊ အညတိတ္ထိယာ-ကုန်သော၊ ပရိဗ္ဗာဇကော-တို့သည်၊
 ဝါ-တို့ကို၊ ဧဝံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-ကုန်ရာ၏၊ ကိံ-သို့၊ ဝစနိ-
 ယာ-ကုန်သည်၊ အဿု-ကုန်ရာသနည်း၊ အာဝုသော-တို့၊ ဟိယသ္မာ-ကြောင့်၊
 တေံစတုသစ္စံ-သည်၊ အတ္တသဉ္စိတံ-သည်၊ ဟောတိ-ခဲ့၏၊ တေံစတုသစ္စံ-သည်၊
 ဓမ္မသဉ္စိတံ-သည်၊ ဟောတိ-ခဲ့၏၊ တေံစတုသစ္စံ-သည်၊ အာဒိဗြဟ္မစရိယကံ-သည်၊
 ဟောတိ-ခဲ့၏၊ တေံစတုသစ္စံ-သည်၊ ဧကန္တနိဗ္ဗိဒါယ- စင်စစ် သံသရာဝဋ်၌ ငြီးငွေ့
 စိတ်ပျက်ကြောင်းဖြစ်သော ဝုဋ္ဌာနဂါမိနိ ဝိပဿနာဉာဏ် အကျိုးငှာ လည်း
 ကောင်း၊ ဧကန္တဝိရာဂါယ- ငှာလည်းကောင်း၊ ဧကန္တနိရောဓေယ - ငှာလည်း
 ကောင်း၊ ဧကန္တပသမာယ-ငှာလည်းကောင်း၊ ဧကန္တ အဘိညာယ-ငှာလည်း
 ကောင်း၊ ဧကန္တသမ္မောဓာယ ငှာလည်းကောင်း၊ ဧကန္တ နိဗ္ဗာနာယ- ငှာလည်း
 ကောင်း၊ သံဝတ္တတိ-၏၊ တဗ္ဗာ-ကြောင့်၊ တေံစတုသစ္စံ-ကို၊ ဘဂဝတော-သည်၊
 ပျာကတံ- ဖြေဆိုတော်မူအပ်ပြီ၊ ဣတိဓေံ-သို့၊ ဝစနိယာ-ကုန်သည်၊ အဿု-
 ကုန်ရာ၏။

ပုဗ္ဗန္တသဟဂတဒိဋ္ဌိနိဿယ

၁၉၁။ စန္ဒ-န္ဒ၊ ပုဗ္ဗန္တသဟဂတော-ရှေးအတိတ်အဖို့ဖြစ်သော ငါးပါးသော
 ခန္ဓာတို့နှင့်တကွဖြစ်ကုန်သော၊ ယေပိ ဘေ ဒိဋ္ဌိနိဿယာ-အကြင် နောက်နောက်
 သောဒိဋ္ဌိတို့၏ မှီရာဖြစ်ကုန်သောရှေးရှေးသောဒိဋ္ဌိတို့သည်လည်း၊ သန္တိ-ကုန်၏။

တေပိဒိဋ္ဌိနိဿယာ-တို့ကိုလည်း၊ ဝေဂါ-သင်ချစ်သားတို့အား၊ မယာ-ငါတုရား
 သည်၊ ယထာ-အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်၊ တေဒိဋ္ဌိနိဿယာ-
 တို့ကို၊ မယာ-သည်၊ ဗျာကာတဗ္ဗာ-ဖြေဆိုအပ် ဖြေဆိုသင့် ဖြေဆိုထိုက်ကုန်၏၊
 တထာစ-ထိုသို့သော အခြင်းအရာအားဖြင့်လည်းကောင်း၊ ယထာ-အားဖြင့်၊
 တေဒိဋ္ဌိနိဿယာ-တို့ကို၊ န ဗျာကာတဗ္ဗာ-မဖြေဆိုထိုက်ကုန်၊ တထာစ-အားဖြင့်
 လည်းကောင်း၊ ဗျာကာတဗ္ဗာ-ဖြေဆိုတော်မူအပ်ကုန်ပြီ၊ အဟံ-သည်၊ ဝေဂါ-တို့
 အား၊ တတ္ထ တေသု ဒိဋ္ဌိနိဿယေသု-ထိုဒိဋ္ဌိနိဿယအပေါင်းတို့တွင်၊ တေဒိဋ္ဌိ-
 နိဿယေ-ထိုပုဗ္ဗန္တသဟဂတဒိဋ္ဌိနိဿယတို့ကို၊ * ကိ-အဘယ်ကြောင့်၊ န ဗျာ-
 ကရိဿာမိ- ဖြေဆိုတော်မူမည် ရှိအံ့နည်း၊ ဗျာကဏေမိ ဝေ- ဖြေဆိုတော်မူရ
 သည်သာ။

စုန္ဒ-န္ဒ၊ အပရန္တသဟဂတဒ-နောက်အနာဂတ်အဖို့ဖြစ်သော ငါးပါးသော
 ခန္ဓာတို့နှင့် တကွဖြစ်ကုန်သော၊ ယေပိ တေ ဒိဋ္ဌိနိဿယာ-တို့သည်လည်း၊ သန္တိ-
 ကုန်၏၊ တေပိဒိဋ္ဌိနိဿယာ-တို့ကိုလည်း၊ ဝေဂါ-တို့အား၊ မယာ-သည်၊ ယထာ-
 အားဖြင့်၊ တေဒိဋ္ဌိနိဿယာ-တို့ကို၊ ဗျာကာတဗ္ဗာ-ဖြေဆိုထိုက်ကုန်၏၊ တထာစ-
 အားဖြင့်လည်းကောင်း၊ ယထာ-အားဖြင့်၊ တေဒိဋ္ဌိနိဿယာ-တို့ကို၊ န ဗျာကာ-
 တဗ္ဗာ-မဖြေဆိုထိုက်ကုန်၊ တထာစ-အားဖြင့်လည်းကောင်း၊ ဗျာကာတဗ္ဗာ-အပ်
 ကုန်ပြီ၊ အဟံ-သည်၊ ဝေဂါ-တို့အား၊ တတ္ထတေသု ဒိဋ္ဌိနိဿယေသု-တို့တွင်၊
 တေဒိဋ္ဌိနိဿယေ-ထိုအပရန္တဒိဋ္ဌိနိဿယတို့ကို၊ ကိ-ကြောင့်၊ န ဗျာကရိဿာမိ-
 မှအံ့နည်း၊ ဗျာကဏေမိဝေ-မူရသည်သာ။

စုန္ဒ-န္ဒ၊ ပုဗ္ဗန္တသဟဂတဒ-ကုန်သော၊ ယေ တေ ဒိဋ္ဌိနိဿယာ-တို့ကို၊ မယာ-
 သည်၊ ယထာ-အားဖြင့်၊ တေ ဒိဋ္ဌိနိဿယာ-တို့ကို၊ ဗျာကာတဗ္ဗာ-ထိုက်ကုန်
 ၏၊ တထာ စ-အားဖြင့် လည်းကောင်း၊ ယထာ-အားဖြင့်၊ တေ ဒိဋ္ဌိနိဿယာ-
 တို့ကို၊ န ဗျာကာတဗ္ဗာ-ထိုက်ကုန်၏၊ တထာ စ-အားဖြင့် လည်းကောင်း၊
 ဗျာကာတဗ္ဗာ-အပ်ကုန်ပြီ၊ အဟံ-သည်၊ ဝေဂါ-တို့အား၊ တတ္ထ တေသု ဒိဋ္ဌိ နိဿ-
 ယေသု-တို့တွင်၊ တေဒိဋ္ဌိနိဿယေ-ထို ပုဗ္ဗန္တသဟဂတဒိဋ္ဌိ နိဿယတို့ကို၊ ** ကိ-

* မှတ်ချက်။ ။ ဤဝါကျ၌ ကိ ဝေဂါ အဟံ တေ န တတ္ထ ဗျာကရိဿာမိ-ဟု န ပဋိသေခ
 နှင့်ရှိမှ ရှေ့နောက်ညီညွတ်၍ အဓိပ္ပာယ်လည်း မှန်ကန်မည်။ အချို့မူတို့၌
 န ပဋိသေခ မရှိကြ။ ကိ သဒ္ဓါကား ပဋိက္ခေပတ္ထ ဇောတကနိပါတ်တည်း။ န သဒ္ဓါ
 ကား-ပဋိသေခတ္ထ ဇောတကနိပါတ်တည်း။ ပဋိက္ခေပ ဟူသည်လည်း ပဋိသေခသဘော
 ပင်တည်း။ သို့ဖြစ်၍- နှစ်ခု ပဋိမိ ရှိတုံဘိ ပကတိ အနက်ပေး- ဟူသော နိယံ အတိုင်း
 ပကတုတ္ထ ပေါ်လွင်အောင် ပေးခဲ့၏။

** ကတမေ စ တေ စုန္ဒ ။ ပ ။ ယထာ စ တေ န ဗျာကာတဗ္ဗာ-ဟူသောဝါကျ၏နောက်
 ၌ ကိ ဝေဂါ အဟံ တေ န တတ္ထ ဗျာကရိဿာမိ- ဟူသော ဝါကျ မရှိကြ။ ရှိမှသာ
 နောက်အခြေ နိဂုံးဝါကျနှင့် ညီညွတ်မည်။ အခြေ နိဂုံးဝါကျမှာကား ထိုက်ရိုက် ရှိ၏။

ကြောင့်၊ န ဗျာကရိယာမိ-နည်း၊ ဗျာကဏေမိ ဝေ-သည်သာ၊ ပုဗ္ဗန္တ သဟ-
 ဂတာ-ကုန်သော၊ တေဒိဋ္ဌိနိဿယာ-တို့သည်၊ ကတမေစ-အဘယ်သည်တို့နည်း၊
 စုန္ဒ-န္ဒ၊ အတ္တ ၁ စ-အတ္တသည် လည်းကောင်း၊ ဝါ-ဇီဝတ္တပရမတ္တသည် လည်း
 ကောင်း၊ လောကော စ-လောကသည် လည်းကောင်း၊ သဿတော-မြစ်၊
 ဣဒမေဝဒဿနံ-သဿတော အတ္တာစ လောကောစဟူသော ဤငါ၏ အယူသည်
 သာလျှင်၊ သစ္စံ-မှန်၏၊ အညံ-သဿတော အတ္တာစ လောကောစ ဟူသော
 ဤငါ၏အယူမှ တစ်ပါးသော၊ ဝစနံ-တစ်ပါးသော ဆရာတို့၏ စကားသည်၊
 မောဃံ-အချည်းနှီးတည်း၊ ဣတိ ဝေံ ဝါဒိနော-ဤသို့ ပြောဆိုလေ့ ရှိကြကုန်
 သော၊ ဣတိ ဝေံ ဒိဋ္ဌိနော-ဤသို့သော အယူရှိကြကုန်သော၊ ဧကေ-အချို့
 ကုန်သော၊ သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ ခေါ်-ရှိကုန်သည်သာ၊ စုန္ဒ-န္ဒ၊
 အတ္တာစ-သည် လည်းကောင်း၊ လောကောစ-သည် လည်းကောင်း၊ အသဿ-
 တော-မမြဲခဲ့၊ ဣဒမေဝ ဒဿနံ-သည်သာ၊ သစ္စံ-၏၊ အညံ-သော၊ ဝစနံ-သည်၊
 မောဃံ-တည်း၊ ဣတိ ဝေံ ဝါဒိနော-ကုန်သော၊ ဣတိ ဝေံ ဒိဋ္ဌိနော-ကုန်သော၊
 ဧကေ-ကုန်သော၊ သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ ပန-ကုန်သည်သာ။

(နောက်နောက်သော ဝါကျပေယျာလများကိုလည်း အသဿတော အတ္တာ
 စ လောကော စ ဝါကျကဲ့သို့ ဖော်၍ ယောဇနာရမည်။) ။ ပ ။ အတ္တာစ-
 သည် လည်းကောင်း၊ လောကော စ-သည် လည်းကောင်း၊ သဿတော စ-၏၊
 အသဿတော စ-မြဲ။ ။ ပ ။ အတ္တာ စ-သည် လည်းကောင်း၊ လောကော စ-
 သည် လည်းကောင်း၊ နေဝသဿတော-မြဲသည်လည်း မဟုတ်၊ နှာသဿတော-
 မမြဲသည်လည်း မဟုတ်။ ပ ။ အတ္တာ စ-ကို လည်းကောင်း၊ လောကော စ-ကို
 လည်းကောင်း၊ သယံ ကတော-ကိုယ်တိုင် ပြုအပ်၏။ ပ ။ အတ္တာ စ-ကို လည်း
 ကောင်း၊ လောကော စ-ကို လည်းကောင်း၊ ပရံ ကတော-တစ်ပါးသော သူ
 သည် ပြုအပ်၏။ ပ ။ အတ္တာ စ-ကို လည်းကောင်း၊ လောကော စ-ကို လည်း
 ကောင်း၊ သယံကတော စ-အပ်၏၊ ပရံကတော စ-အပ်၏။ ပ ။ စုန္ဒ-န္ဒ၊
 အတ္တာ စ-သည် လည်းကောင်း၊ ဝါ-ကို လည်းကောင်း၊ လောကော စ-သည်
 လည်းကောင်း၊ ဝါ-ကို လည်းကောင်း၊ အသယံ ကာဏေ- ကိုယ်တိုင်လည်း
 မပြုအပ်၊ အပရံ ကာဏေ-တစ်ပါးသော သူလည်း မပြုအပ်၊ အဓိစ္စသမုပ္ပန္နော-
 အကြောင်းကို ကျော်လွန်၍ ဖြစ်၏၊ ဝါ-ဟုတ်ဟုတ်ငြားငြား မှတ်မထားသည့်
 တစ်ပါးပါးသော အကြောင်းကိုစွဲ၍ ဖြစ်၏၊ ဝါ-အကြောင်းကိုမစွဲဘဲ ဖြစ်၏၊
 ဝါ- အကြောင်းကင်းလျက် ဖြစ်၏၊ ဣဒမေဝ ဒဿနံ- သည်သာ၊ သစ္စံ-၏၊
 အညံ-သော၊ ဝစနံ-သည်၊ မောဃံ-တည်း၊ ဣတိ ဝေံ ဝါဒိနော-ကုန်သော၊
 ဣတိ ဝေံ ဒိဋ္ဌိနော-ကုန်သော၊ ဧကေ-ကုန်သော၊ သမဏ ဗြာဟ္မဏာ-တို့သည်၊
 သန္တိ ပန-ကုန်သည်သာ။ ပ ။ သုဒဒ္ဓကံ-သုဒ္ဓကုသည်၊ သဿတံ-၏။ ။ ပ ။



သုခဒုက္ခံ-သည်၊ အသဿတံ-မမြဲ။ ပ ။ သုခဒုက္ခံ-သည်၊ သဿတံ စ-၏၊ အသဿတံ စ-မြဲ။ ပ ။ သုခဒုက္ခံ-သည်၊ နေဝ သဿတံ-မဟုတ်၊ နာသဿတံ-မဟုတ်။ ပ ။ သုခဒုက္ခံ-ကို၊ သယံကတံ-အပ်၏။ ပ ။ သုခဒုက္ခံ-ကို၊ ပရံကတံ-အပ်၏။ ပ ။ သုခဒုက္ခံ-ကို၊ သယံ ကတံ စ-အပ်၏၊ ပရံကတံ စ-အပ်၏။ ပ ။ စန္ဒ-နန္ဒ၊ သုခဒုက္ခံ-သည်၊ ဝါ-ကို၊ အသယံကာရံ-အပ်၊ အပရံကာရံ-အပ်၊ အဓိစ္စသမုပ္ပန္နံ-၏၊ ဣဒမေဝ ဒဿနံ-သည်သာ၊ သစ္စံ-၏၊ အညံ-သော၊ ဝံစနံ-သည်၊ မောသံ-တည်း၊ ဣတိ ဧဝံ ဝါဒိနော-ကုန်သော၊ ဣတိ ဧဝံ ဒိဋ္ဌိနော-ကုန်သော၊ ဧကေ-ကုန်သော၊ သမဏ ဗြာဟ္မဏာ-တို့သည်၊ သန္တိ ပန-ကုန်သည်သာ။

၁၉၂။ စန္ဒ-နန္ဒ၊ တကြ တေသု သမဏဗြာဟ္မဏေသု-တို့တို့၊ ယေ တေ သမဏဗြာဟ္မဏာ-တို့သည်၊ သဿတော အတ္တာစ လောကောစ ဣဒမေဝ သစ္စံ မောသ မညန္တိ-သဿတော။ ပ ။ မောသမညံ-ဟူ၍၊ ဧဝံ ဝါဒိနော-ဤသို့ ပြောဆိုလေ့ ရှိကြကုန်၏၊ ဧဝံ ဒိဋ္ဌိနော-ဤသို့သောအယူ ရှိကြကုန်၏၊ အဟံ-သည်၊ တေ သမဏဗြာဟ္မဏေ-တို့ကို၊ ဝါ-တို့သို့၊ ဥပသကမိတ္တာ-မူ၍၊ ဧဝံ-သို့၊ ဝဒါမိ-မူ၏၊ ကိံ-သို့၊ ဝဒါမိ-နည်း၊ အာဝုသော-တို့၊ သဿတော အတ္တာ စ လောကော စာတိ-ဟူ၍၊ ဝါ-ဟူသော၊ ယံ ဒဿနံ-အကြင် မိစ္ဆာ အယူကို၊ တုမေဟိ တို့သည်၊ ဝုစ္စတိ-အပ်၏၊ ဣဒံဒဿနံ-ဤမိစ္ဆာအယူသည်၊ အတ္ထိ နုခေါ- ရှိလေသလော၊ ဥဒါဟု-သို့မဟုတ်၊ နတ္ထိ နု ခေါ-မရှိလေသလော။ (အဋ္ဌကတာ နည်း။) (တစ်နည်း) ဣဒံ ဒဿနံ-ဤ မိစ္ဆာအယူသည်၊ အတ္ထိ ခေါ-ရှိလေ သလော။ (တစ်နည်း) အတ္ထိ ခေါ-ရှိပေသည်သာ၊ နော နတ္ထိ-မရှိသည်မဟုတ်၊ (ဋီကာနည်း။) ဣတိဧဝံ-သို့၊ ဝဒါမိ-မူ၏၊ တေ သမဏဗြာဟ္မဏာ-တို့သည်၊ ဣဒမေဝ သစ္စံ မောသမညန္တိ-ဟူ၍၊ ဝါ-ဟူသော၊ ယညဝစနံ-အကြင် စကား ကိုလည်း၊ ဧဝံ-သို့၊ အာဟံသု-ကုန်ပြီ၊ တေသံ သမဏဗြာဟ္မဏာနံ-တို့၏၊ ဝစနံ-ကို၊ အဟံ-ငါတုရားသည်၊ နာနုဇာနာမိ-ခွင့်ပြုတော်မူ၊ ကိဿဟေတု-အဘယ် အကြောင်းကြောင့်၊ တေသံ သမဏဗြာဟ္မဏာနံ-တို့၏၊ တံ ဝစနံ-ကို၊ နာနု ဇာနာမိ-နည်း၊ စန္ဒ-နန္ဒ၊ ဟိယသ္မာ-ကြောင့်၊ ဧတ္ထဧတေသုသမဏဗြာဟ္မဏေသု-တို့ တွင်၊ အညထာ-သဿတောအတ္တာစ လောကောစဟူသော အယူမှတစ်ပါးသော အခြင်းအရာအားဖြင့်၊ သညိနော-သညာရှိကြကုန်သော၊ ဧကေ-အချို့၊ ကုန် သော၊ သတ္တာပိ-သတ္တဝါတို့သည်လည်း၊ သန္တိ-ရှိကြကုန်သည်သာ၊ တသ္မာ- ကြောင့်၊ တေသံ သမဏဗြာဟ္မဏာနံ-တို့၏၊ တံ ဝစနံ-ကို၊ အဟံ-သည်၊ နာနုဇာနာမိ-မူ၊ စန္ဒ-နန္ဒ၊ အဟံ-သည်၊ ဣဒံယပိပညတ္တိယာ-သဿတော အတ္တာ စ လောကောစဟူသော ဤမိစ္ဆာအယူကို ပညတ်ခြင်း၌လည်း၊ ဝါ-သဿတော အတ္တာစ လောကောစဟူသော ဤမိစ္ဆာအယူကို အပြားအားဖြင့် သိစေခြင်း၌

လည်း၊ အတ္တနာ-ကိုယ်တော်နှင့်၊ သမသမံ-တူသောညဏ်ဖြင့်တူသော၊ ပုဂ္ဂလံ-ကို၊ နေဝသမနုပဿာမိ-မြင်တော်မမူရသည်သာ၊ ဘိယျော-လွန်သောပုဂ္ဂိုလ်ကို၊ ကုတော-အဘယ်ကြောင့်၊ သမနုပဿာမိ-မြင်တော်မမူရအံ့နည်း၊ န သမနုပဿာမိဝေ-မြင်တော်မမူရလိမ့်မည်မဟုတ်သည်သာ၊ အထခေါ-အဟုတ် အမှန်ကား၊ ယဒိဒံ=ယာအယ် အဓိပညတ္တိ-အကြင်လွန်ကဲသော ခန္ဓာ+ဓာတ်+အာယတန+ဣန္ဒြေ+သစ္စာ+ပုဂ္ဂိုလ်ကို ပညတ်ခြင်းသည်၊ ဝါ-အကြင် လွန်ကဲသော ခန္ဓာ ဓာတ် အာယတန+ဣန္ဒြေ သစ္စာ ပုဂ္ဂိုလ်ကို အပြားအားဖြင့် သိစေခြင်းသည်၊ အတ္ထိ-၏၊ တတ္ထတိဿံ အဓိပညတ္တိယံ-၌၊ အဟမေဝ-သည်သာ၊ ဘိယျော-လွန်ကဲတော်မူ၏၊ (နောက်ဝါကျ မေယျာလများ၌ အနက်ယောဇနာပုံ ပေါ်လွင်ပြီးဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ဖော်ထားခဲ့တော့လတ္တံ့။)

၁၉၄။ တတြ ဝုန္တ ယေ တေ သမဏဗြာဟ္မဏာ * ဝေဝါဒိနော ဝေဝိဋ္ဌိနော “အသဿတော အတ္တာစ လောကောစ၊ ဣဒ မေဝ သစ္စံ မောသမည”န္တိ။ တျာဟံ ဥပသကံမိတွာ ဝေ ဝဒါမိ “အတ္ထိန္ဒခေါ ဣဒံ အာရုသော၊ ဝုစ္စတိ အသဿတော အတ္တာစ လောကောစာ’တိ” ။ ဟဉ္စ ခေါ တေ ဝေ မာဟံသု “ဣဒမေဝ သစ္စံ မောသမည”န္တိ။ ဟံ တေသံ နာနုဇာနာမိ။ တံ ကိဿဟေတု၊ အညထာ သညိနောပိ ဟေတ္ထ ဝုန္တ သန္တေ ကေ သတ္တာ။ ဣမာယပိ ခေါ အဟံ ဝုန္တ ပညတ္တိယာ မေဝ အတ္တနာ သမသမံ သမနုပဿာမိ ကုတော ဘိယျော၊ အထခေါ အဟ မေဝ တတ္ထ ဘိယျော ယဒိဒံ အဓိပညတ္တိ။ (နောက်ဝါကျများကိုလည်း ဤကဲ့သို့ချည်း ဖော်၍ ယောဇနာရမည်။)

တတြ ဝုန္တ ယေ တေ သမဏဗြာဟ္မဏာ ဝေဝါဒိနော ဝေဝိဋ္ဌိနော “သဿတောစ အသဿတောစ အတ္တာစ လောကောစ။ ဣဒ မေဝ သစ္စံ မောသမည”န္တိ ။ ပ။ တတြ ဝုန္တ ယေ တေ သမဏဗြာဟ္မဏာ ဝေဝါဒိနော ဝေဝိဋ္ဌိနော “နေဝသဿတော နာသဿတော အတ္တာစ လောကောစ၊ ဣဒ မေဝ သစ္စံ မောသမည”န္တိ ။ ပ။ တတြ ဝုန္တ ယေ တေ သမဏဗြာဟ္မဏာ ဝေဝါဒိနော ဝေဝိဋ္ဌိနော “ပရံကတော အတ္တာစ လောကောစ၊ ဣဒ မေဝ သစ္စံ မောသမည”န္တိ ။ ပ။ တတြ ဝုန္တ ယေ တေ သမဏဗြာဟ္မဏာ ဝေဝါဒိနော ဝေဝိဋ္ဌိနော “ပရံကတော အတ္တာစ လောကောစ၊ ဣဒမေဝသစ္စံ မောသမည”န္တိ ။ ပ။ တတြ ဝုန္တ ယေ တေ

* မှတ်ချက်။ ။ ဝေဝိဋ္ဌိနောဟူသောပုဒ်၏ နောက်၌ “သဿတော အတ္တာစ လောကောစ” ဟု အချို့ပုထိုး၌ ရှိကြ၏။ အောက်က အသီးအခြားဆိုပြီးဖြစ်၍ မရှိသင့်။

သမဏဗြာဟ္မဏာ ဝေဝါဒိနော ဝေဒိဋ္ဌိနော “သယံကတောစ ပရိ-
ကတောစ အတ္တောစ လောကောစ၊ ဣဒမေဝ သစ္စံ မောဃမည”^{၁၀}။
ပ။ တတြ ဝုန္န ယေတေ သမဏဗြာဟ္မဏာ ဝေဝါဒိနော ဝေဒိဋ္ဌိနော
“အသယံကာရော အပရိကာရော အဓိစ္စသမ္ပပုန္နော အတ္တောစ လော-
ကောစ၊ ဣဒမေဝ သစ္စံ မောဃမည”^{၁၀}။ ပ။ တတြ ဝုန္န ယေတေ
သမဏဗြာဟ္မဏာ ဝေဝါဒိနော ဝေဒိဋ္ဌိနော “သဿတံ သုခဒုက္ခံ၊ ဣဒ
မေဝသစ္စံ မောဃမည”^{၁၀}။ ပ။ တတြ ဝုန္န ယေတေ သမဏဗြာဟ္မဏာ
ဝေဝါဒိနော ဝေဒိဋ္ဌိနော “အသဿတံ သုခဒုက္ခံ၊ ဣဒမေဝသစ္စံ မောဃ-
မည”^{၁၀}။ ပ။ တတြ ဝုန္န ယေတေ သမဏဗြာဟ္မဏာ ဝေဝါဒိနော
ဝေဒိဋ္ဌိနော “သဿတံစ အသဿတံစ သုခဒုက္ခံ၊ ဣဒ မေဝ သစ္စံ
မောဃမည”^{၁၀}။ ပ။ တတြ ဝုန္န ယေတေ သမဏဗြာဟ္မဏာ ဝေ-
ဝါဒိနော ဝေဒိဋ္ဌိနော “နေဝ သဿတံ နာသဿတံ သုခဒုက္ခံ၊ ဣဒ-
မေဝ သစ္စံ မောဃမည”^{၁၀}။ ပ။ တတြ ဝုန္န ယေတေ သမဏဗြာဟ္မဏာ
ဝေဝါဒိနော ဝေဒိဋ္ဌိနော “သယံ ကတံ သုခဒုက္ခံ၊ ဣဒမေဝ သစ္စံ
မောဃမည”^{၁၀}။ ပ။ တတြ ဝုန္န ယေ တေ သမဏဗြာဟ္မဏာ ဝေ
ဝါဒိနော ဝေဒိဋ္ဌိနော “ပရိကတံ သုခဒုက္ခံ၊ ဣဒမေဝ သစ္စံ မောဃ-
မည”^{၁၀}။ ပ။ တတြ ဝုန္န ယေ တေ သမဏဗြာဟ္မဏာ ဝေ ဝါဒိနော
ဝေဒိဋ္ဌိနော “သယံကတံ စ ပရိကတံ စ သုခဒုက္ခံ၊ ဣဒမေဝ သစ္စံ
မောဃမည”^{၁၀}။ ပ။ တတြ ဝုန္န ယေတေ သမဏဗြာဟ္မဏာ ဝေဝါဒိနော
ဝေဒိဋ္ဌိနော “အသယံကာရံ အပရိကာရံ အဓိစ္စသမ္ပပုန္နံ သုခဒုက္ခံ၊
ဣဒမေဝသစ္စံ မောဃမည”^{၁၀}။ တျာဟံ ဥပသင်္ကမိတော ဝေ ဝဒါမိ
“အတ္ထိ နုခေါ ဣဒံ အာဝုသော၊ ဝုစ္စတိ ‘အသယံကာရံ အပရိကာရံ
အဓိစ္စသမ္ပပုန္နံ သုခဒုက္ခံ’”^{၁၀}။ ယဉ္ဇ ခေါ တေ ဝေ မာဟံသု “ဣဒ
မေဝသစ္စံ မောဃမည”^{၁၀}။ တံ တေသံ နာနုဇာနာမိ။ တံ ကိဿ-
ဟေတု၊ အညထာ သညိနောပိ ဟေတ္ထ ဝုန္န သန္တေ ကေ သတ္တာ။
ဣမာယပိ ခေါ အဟံ ဝုန္န ပညတ္တိယာ နေဝ အတ္တနာ သမသမိ-
သမနုပဿာမိ ကုတော ဘိယျော။ အထခေါ အဟမေဝ ကတ္ထ
ဘိယျော ယဒိဒံ အဓိပညတ္တိ။ ။



ဝုန္န-နု၊ ပုဗ္ဗန္တသဟဂတာ-ကုန်သော၊ ယေတေ ဒိဋ္ဌိနိဿယာ-တို့ကို၊ မယာ-
သည်၊ ယထာ-အားဖြင့်၊ တေဒိဋ္ဌိနိဿယာ-တို့ကို၊ ပျာကာတဗျာ-ထိုက်ကုန်၏၊
တထာစ-အားဖြင့်လည်းကောင်း၊ ယထာ- အားဖြင့်၊ တေဒိဋ္ဌိနိဿယာ-တို့ကို၊
န ပျာကာတဗျာ-ကုန်၏၊ တထာစ-အားဖြင့်လည်းကောင်း၊ ပျာကာတာ-အပ်
ကုန်ပြီ၊ အဟံ-သည်၊ ခေါ-တို့အား၊ တတ္ထ တေသု ဒိဋ္ဌိနိဿယေသု- တို့တွင်၊

တေဒိဋ္ဌိနိဿယေ-တို့ကို၊ ကိ-ကြောင့်၊ န ဗျာကရိဿာမိ-နည်း၊ ဗျာကရောမိ-
ဝေ-သည်သာ၊ ပုဗ္ဗန္တသဟဂတာ-ကုန်သော၊ တေဒိဋ္ဌိနိဿယာ-တို့သည်၊ ဣမေ
ခေါ-ဤသည်တို့ပင်တည်း။

အပရန္တသဟဂတဒိဋ္ဌိနိဿယ

၁၉၄။ စုန္ဒ-နွ၊ အပရန္တ သဟဂတာ-ကုန်သော၊ ယေတေ ဒိဋ္ဌိနိဿယာ-
တို့ကို၊ မယာ-ဆည့်၊ ယထာ-အားဖြင့်၊ တေဒိဋ္ဌိနိဿယာ-တို့ကို၊ ဗျာကာတဗ္ဗာ-
ကုန်၏၊ တထာစ-အားဖြင့်လည်းကောင်း၊ ယထာ-အားဖြင့်၊ တေဒိဋ္ဌိနိဿယာ-
တို့ကို၊ န ဗျာကာတဗ္ဗာ-ထိုက်ကုန်၊ တထာစ-အားဖြင့်လည်းကောင်း၊ ဗျာက-
တာ-အပ်ကုန်ပြီ၊ အဟံ-သည်၊ ဝေါ-တို့အား၊ တတ္ထတေသု ဒိဋ္ဌိနိဿယေသု-
တို့တွင်၊ တေဒိဋ္ဌိနိဿယေ-ထို အပရန္တသဟဂတ ဒိဋ္ဌိနိဿယတို့ကို၊ ကိ-ကြောင့်၊
န ဗျာကရိဿာမိ-နည်း၊ ဗျာကရောမိဝေ- သည်သာ၊ တေဒိဋ္ဌိနိဿယာ-တို့
သည်၊ ကတမေစ-တို့နည်း၊ စုန္ဒ-နွ၊ ရူပီ-ရုပ်ရှိသော၊ အတ္တာ-အတ္တသည်၊
မရဏာ-သေရာအခါမှ၊ ပရံ-နောက်၌၊ အရောဂေါ-ရောဂါမရှိသည်၊ ဟောတိ-
၏၊ ဣဒမေဝဒဿနံ - ရူပီ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာ ဟူသော
ဤငါ၏အယူသည်သာလျှင်၊ သစ္စံ-၏၊ အညံ-ရူပီအတ္တာဟောတိ အရောဂေါ
ပရံ မရဏာ ဟူသော ဤငါ၏ အယူမှ တစ်ပါးသော၊ ဝစနံ-သည်၊ မောသံ-
တည်း၊ ဣတိဝေ ဝါဒိနော-ကုန်သော၊ ဣတိဝေဒိဋ္ဌိနော-ကုန်သော၊ ဧကေ-
ကုန်သော၊ သမဏ ဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ စုန္ဒ-နွ၊ ပန-သည်သာ
မကသေး၊ အရူပီ-ရုပ်မရှိသော၊ အတ္တာ-သည်၊ မရဏာ-မှ၊ ပရံ-၌၊ အရောဂေါ-
သည်၊ ဟောတိ-၏၊ ဣဒမေဝဒဿနံ-သည်သာ၊ သစ္စံ-၏၊ အညံ-သော၊ ဝစနံ-
သည်၊ မောသံ-တည်း၊ ဣတိဝေ ဝါဒိနော-ကုန်သော၊ ဣတိဝေဒိဋ္ဌိနော-ကုန်သော၊
ဧကေ-ကုန်သော၊ သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ စုန္ဒ-နွ၊ ပန-
သေး၊ ရူပီစ-ရုပ်ရှိသည်လည်းဖြစ်သော၊ အရူပီစ-သော၊ အတ္တာ-သည်၊ မရဏာ-
မှ၊ ပရံ-၌၊ အရောဂေါ-သည်၊ ဟောတိ-၏၊ ဣဒ မေဝ ဒဿနံ- သည်သာ၊
သစ္စံ-၏၊ အညံ-သော၊ ဝစနံ-သည်၊ မောသံ-တည်း၊ ဣတိဝေ ဝါဒိနော-ကုန်
သော၊ ဣတိဝေဒိဋ္ဌိနော- ကုန်သော၊ ဧကေ- ကုန်သော၊ သမဏဗြာဟ္မဏာ-
တို့သည်၊ သန္တိ-ကုန်၏၊ စုန္ဒ-နွ၊ ပန-သေး၊ နေဓံရူပီ-ရုပ်ရှိသည်လည်း မဟုတ်
သော၊ နာရူပီ-ရုပ်မရှိသည်လည်းမဟုတ်သော၊ အတ္တာ-သည်၊ မရဏာ-မှ၊ ပရံ-
၌၊ အရောဂေါ-သည်၊ ဟောတိ-၏၊ ဣဒမေဝဒဿနံ-သည်သာ၊ သစ္စံ-၏၊
အညံ-သော၊ ဝစနံ-သည်၊ မောသံ-တည်း၊ ဣတိဝေ ဝါဒိနော- ကုန်သော၊
ဣတိဝေဒိဋ္ဌိနော-ကုန်သော၊ ဧကေ-ကုန်သော၊ သမဏဗြာဟ္မဏာ-တို့သည်၊
သန္တိ-ကုန်၏၊ စုန္ဒ-နွ၊ ပန-သေး၊ သညီ-သညာရှိသော၊ အတ္တာ-သည်၊ မရဏာ-
မှ၊ ပရံ-၌၊ ဟောတိ-၏၊ ဣဒမေဝဒဿနံ-သည်သာ၊ သစ္စံ-၏၊ အညံ-သော၊

ဝစနံ-သည်၊ မောဃံ-တည်း၊ ဣတိဇေဝံ ဝါဒိနော-ကုန်သော၊ ဣတိဇေဝံဒိဋ္ဌိနော-
ကုန်သော၊ ဧကေ-ကုန်သော၊ သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ စုန္ဒ-န္ဒ၊
ပန-သေး၊ အသညီ-သော၊ အတ္တာ-သည်၊ မရဏာ-မှ၊ ပရံ-၌၊ အရောဂေါ-
သည်၊ ဟောတိ-၏၊ ဣဒမေဝဒဿနံ-သည်သာ၊ သစ္စံ-၏၊ အညံ-သော၊
ဝစနံ-သည်၊ မောဃံ-တည်း၊ ဣတိဇေဝံ ဝါဒိနော-ကုန်သော၊ ဣတိဇေဝံ ဒိဋ္ဌိ
နော- ကုန်သော၊ ဧကေ-ကုန်သော၊ သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊
စုန္ဒ-န္ဒ၊ ပန-သေး၊ နေဝသညီ- သညာရုံသည်လည်း မဟုတ်သော၊ နာသညီ-
သညာရုံသည်လည်းမဟုတ်သော၊ အတ္တာ-သည်၊ မရဏာ-မှ၊ ပရံ-၌၊ အရော
ဂေါ-သည်၊ ဟောတိ- ၏၊ ဣဒမေဝဒဿနံ-သည်သာလျှင်၊ သစ္စံ-၏၊ အညံ-
သော၊ ဝစနံ သည်၊ မောဃံ- တည်း၊ ဣတိ-ဇေဝံ ဝါဒိနော - ကုန်သော၊ ဣတိ
ဇေဝံဒိဋ္ဌိနော - ကုန်သော၊ ဧကေ - ကုန်သော၊ သမဏဗြာဟ္မဏာ- တို့သည်၊ သန္တိ-
ကုန်၏။

စုန္ဒ-န္ဒ၊ ပန-သေး၊ အတ္တာ-သည်၊ မရဏာ-မှ၊ ပရံ-၌၊ ဥစ္စိဇ္ဇတိ-ပြတ်လေ
တော့၏၊ ဝိနဿတိ-ပျက်လေတော့၏၊ န ဟောတိ-ဖြစ်တော့သည်မဟုတ်၊ ဝါ-
ရုံတော့သည်မဟုတ်၊ ဣဒမေဝဒဿနံ-သည်သာ၊ သစ္စံ-၏၊ အညံ-သော၊ ဝစနံ-
သည်၊ မောဃံ-တည်း၊ ဣတိဇေဝံ ဝါဒိနော-ကုန်သော၊ ဣတိဇေဝံဒိဋ္ဌိနော-ကုန်
သော၊ ဧကေ-ကုန်သော၊ သမဏဗြာဟ္မဏာ-တို့သည်၊ သန္တိ-ကုန်၏၊ စုန္ဒ-န္ဒ၊
တတြ တေသု သမဏဗြာဟ္မဏေသု-တို့တွင်၊ ယေ ဓေ သမဏဗြာဟ္မဏာ-တို့
သည်၊ ရူပီ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာ၊ ဣဒမေဝ သစ္စံ မောဃ
မညန္တိ-ဟူ၍၊ ဇေဝါဒိနော-ကုန်၏၊ ဇေဝိဒိဋ္ဌိနော-ကုန်၏၊ တေသမဏဗြာဟ္မဏေ-
တို့ကို၊ ဝါ-တို့သို့၊ အဟံ-သည်၊ ဥပသင်္ကမိတွာ-မူ၍၊ ဇေဝိ-သို့၊ ဝဒါမိ-မူ၏၊
ကိ-သို့၊ အာဝုသော-တို့၊ ရူပီ အတ္တာ ဟောတိ အရောဂေါ ပရံမရဏာတိ-ဟူ၍၊
ဝါ-ဟူသော၊ ယံ ဒဿနံ-ကို၊ တုမေဟိ-တို့သည်၊ ဝုစ္စတိ-အပ်၏၊ ဣဒံ ဒဿနံ-
အညံ၊ အတ္ထိ ခေါ-ရုံလေသလော၊ (တစ်နည်း) အတ္ထိ ခေါ-ရုံပေသည်သာ၊
နော နတ္ထိ-မဟုတ်၊ ဣတိဇေဝံ-သို့၊ ဝဒါမိ-မူ၏၊ တေသမဏဗြာဟ္မဏာ-တို့သည်၊
ဣဒမေဝ သစ္စံ မောဃမညန္တိ-ဟူ၍၊ ဝါ-ဟူသော၊ ယံ စ ခေါ ဝစနံ-ကိုလည်း၊
ဇေဝိ-သို့၊ အာဟံသု-ကုန်ပြီ၊ တေသံ သမဏဗြာဟ္မဏာနံ-တို့၏၊ တံဝစနံ-ကို၊
အဟံ-သည်၊ နာနုဇာနာမိ-မမူ၊ ကိဿပေတု-ကြောင့်၊ တေသံ သမဏဗြာဟ္မ-
ဏာနံ-တို့၏၊ တံ ဝစနံ-ကို၊ နာနုဇာနာမိ-နည်း၊ စုန္ဒ-န္ဒ၊ ဟိ ယသ္မာ-ကြောင့်၊
တ္ထေ ဧတေသု သမဏဗြာဟ္မဏေသု-တို့တွင်၊ အညထာ-ရူပီ အတ္တာ ဟောတိ
အရောဂေါ ပရံမရဏာ ဟူသော အယုမ္ပ တစ်ပါးသော အခြင်းအရာအားဖြင့်၊
သညီနော-ကုန်သော၊ ဧကေ-ကုန်သော၊ သတ္တာပီ-တို့သည်လည်း၊ သန္တိ-ကုန်
သည်သာ၊ တသ္မာ-ကြောင့်၊ တေသံ သမဏဗြာဟ္မဏာနံ-တို့၏၊ တံ ဝစနံ-ကို၊

နာနုဇာနာမိ-မမ္မ၊ စုန္ဒ-နန္ဒ၊ အဟံ-သည်၊ ဣမာယပိ ပညတ္တိယာ- ရူပိ အတ္တာ
 ဟောတိ အရောဂေါ ပရံမရဏာ-ဟူသော ဤမိစ္ဆာအယူကို ပညတ်ခြင်း၌လည်း၊
 အတ္တနာ-နှင့်၊ သမသမံ- သော၊ ပဂ္ဂလံ-ကို၊ နေဝ သမနုပဿာမိ-မူသည်သာ၊
 ဘိယျော-ကို၊ ကုတော-ကြောင့်၊ သမနုပဿာမိ-နည်း။ န သမနုပဿာမိ ဝေ-
 သညံသာ၊ အထ ခေါ-ကံး၊ ယဒိဒံ-ယာ အယံ အဓိပညတ္တိ-သည်၊ အတ္တိ-၏၊
 တတ္ထ တိဿံ အဓိပညတ္တိယံ-၌၊ အဟမေဝ-သည်သာ၊ ဘိယျော-မူ၏။

၁၉၅။ တတြ စုန္ဒ ယေ ဧတ သမဏဗြာဟ္မဏာ ဧဝံ ဝါဒိနော ဧဝံ
 ဒိဋ္ဌိနော “အရူပိ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာ၊ ဣဒမေဝ
 သစ္စံ မောသမည”န္တိ။ တျာဟံ ဥပသကံမိတွာ ဧဝံ ဝဒါမိ “အတ္တိ န္တိ
 ခေါ ဣဒံ အာဝုသော၊ ဝုစ္စတိ အရူပိ အတ္တာ ဟောတိ အရောဂေါ
 ပရံမရဏာ’တိ”။ ယံ စ ခေါ ဧတ ဧဝ မာဟံသု “ဣဒမေဝ သစ္စံ
 မောသမည”န္တိ။ တံ တေသံ နာနုဇာနာမိ၊ တံကိဿ ဟေတု၊ အညထာ
 သညိနောပိ ဟေတ္ထ စုန္ဒ သန္တေ ဧက သတ္တာ။ ဣမာယပိ ခေါ အဟံ
 စုန္ဒ ပညတ္တိယာ နေဝ အတ္တနာ သမသမံ သမနုပဿာမိ ကုတော
 ဘိယျော၊ အထ ခေါ အဟမေဝ တတ္ထ ဘိယျော ယဒိဒံ အဓိပညတ္တိ။

(ဤကဲ့သို့ချည်း နောက်နောက်သောဝါကျပေယျာလများကိုလည်း ဖော်၍
 ယောဇနာရမည်၊ အနက်များ ပေါ်လွင်ပြီးဖြစ်၍ မရေးတော့ပြီ။)

တတြ စုန္ဒ ယေ ဧတ သမဏဗြာဟ္မဏာ ဧဝံ ဝါဒိနော ဧဝံဒိဋ္ဌိနော
 “ရူပိစ အရူပိစ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာ၊ ဣဒ မေဝ
 သစ္စံ မောသမည”န္တိ ။ပ။ တတြ စုန္ဒ ယေ ဧတ သမဏဗြာဟ္မဏာ
 ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော “နေဝရူပိ နာရူပိ အတ္တာ ဟောတိ အရော-
 ဂေါ ပရံ မရဏာ၊ ဣဒမေဝ သစ္စံ မောသမည”န္တိ ။ပ။ တတြ စုန္ဒ
 ယေ ဧတ သမဏဗြာဟ္မဏာ ဧဝံ ဝါဒိနော ဧဝံဒိဋ္ဌိနော “သညိ အတ္တာ
 ဟောတိ အရောဂေါ ပရံ မရဏာ၊ ဣဒ မေဝ သစ္စံ မောသမည”န္တိ ။
 ပ။ တတြ စုန္ဒ ယေ ဧတ သမဏဗြာဟ္မဏာ ဧဝံ ဝါဒိနော ဧဝံဒိဋ္ဌိနော
 “အသညိ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာ၊ ဣဒ မေဝ
 သစ္စံ မောသမည”န္တိ ။ပ။ တတြ စုန္ဒ ယေ ဧတ သမဏဗြာဟ္မဏာ ဧဝံ
 ဝါဒိနော ဧဝံဒိဋ္ဌိနော “နေဝသညိ နာသညိ အတ္တာ ဟောတိ
 အရောဂေါ ပရံ မရဏာ၊ ဣဒ မေဝ သစ္စံ မောသမည”န္တိ ။ပ။

စုန္ဒ-နန္ဒ၊ တတြ တေသု သမဏဗြဟ္မဏေသု-တို့တွင်၊ ယေဧတ သမဏ ဗြာဟ္မ-
 ဏာ-တို့သည်၊ အတ္တာ ဥစ္စိဇ္ဇတိ ဝိနယတိ န ဟောတိ ပရံ မရဏာ၊ ဣဒ မေဝ

သစ္စံ မောသမညန္တိ-ဟူ၍၊ ဝေဝါဒိနော-ကုန်၏၊ ဝေဒိဋ္ဌိနော-ကုန်၏၊ တေ
 သမဏဗြာဟ္မဏေ-တို့ကို၊ ဝါ-တို့သို့၊ အဟံ-သည်၊ ဥပသကံမိတွာ-၍၊ ဝေ-သို့၊
 ဝဒါမိ-မူ၏၊ ကိ-သို့၊ ဝဒါမိ-နည်း၊ အာဝုသော-တို့၊ အတ္တာ ဥစ္စိဇ္ဇတိ
 ဝိနဿတိ န ဟောတိ ပရံ မရဏာတိ-ဟူ၍၊ ဝါ-ဟူသော၊ ယံဒဿနံ-ကို၊ တုမေ
 ဟံ-တို့သည်၊ ဝုစ္စတိ-အပ်၏၊ ဣဒံ ဒဿနံ-သည်၊ အတ္ထိ ခေါ-လော့၊ (တစ်နည်း)
 အတ္ထိခေါ-သည်သာ၊ နော နတ္ထိ - မဟုတ်၊ ဣတိ ဝေ-သို့၊ ဝဒါမိ-မူ၏၊ စုန္ဒ-နွ၊ တေ
 သမဏဗြာဟ္မဏာ-တို့သည်၊ ဣဒမေဝ သစ္စံ မောသမညန္တိ-ဟူ၍၊ ဝါ-ဟူသော၊
 ယဉ္စစေနံ ကိလည်း၊ ဝေ-သို့၊ အာဟံသု-ကုန်ပြီ၊ တေသံ သမဏဗြာဟ္မဏာနံ-
 တို့၏၊ တံ ဝစနံ-ကို၊ အဟံ-သည်၊ နာနုဇာနာမိ-မမူ၊ ကိဿဟေဘု-ကြောင့်၊
 တေသံ သမဏဗြာဟ္မဏာနံ-တို့၏၊ တံ ဝစနံ-ကို၊ နာနုဇာနာမိ-နည်း၊ စုန္ဒ-နွ၊
 ဟိယသွာ-ကြောင့်၊ ဣတ္ထိ တေသု သမဏဗြာဟ္မဏေသု-တို့တွင်၊ အညုထာ-
 အားဖြင့်၊ သညိနော-ကုန်သော၊ ဧကေ-ကုန်သော၊ သတ္တာပိ-တို့သည်လည်း၊
 သန္တိ-ကုန်သည်သာ၊ တသွာ-ကြောင့်၊ တေသံ သမဏဗြာဟ္မဏာနံ-တို့၏၊ တံ
 ဝစနံ-ကို၊ နာနုဇာနာမိ-မမူ၊ စုန္ဒ-နွ၊ အဟံ-သည်၊ ဣမာယပိ ပညတ္တိယာ-
 ဖြင့်လည်း၊ အတ္တနာ-နှင့်၊ သမသမံ-သော၊ ပုဂ္ဂလံ-ကို၊ နေဝသမနုပဿာမိ-
 သည်သာ၊ ဘိယျော-ကို၊ ကုတော-ကြောင့်၊ သမနုပဿာမိ-နည်း၊ န သမ-
 နုပဿာမိ ဝေ-သည်သာ။

၉

အထခေါ-ကာ၊ ယဒိဒံ = ယ ဘာယံ အဓိပညတ္တိ-သည်၊ အတ္ထိ-၏၊ တတ္ထ
 တိဿံ အဓိပညတ္တိယံ-၌၊ အဟမေဝ-သည်သာ၊ ဘိယျော-မူ၏၊ စုန္ဒ-နွ၊
 အပရန္တသဟဂတာ-ကုန်သော၊ ယေ တေ ဒိဋ္ဌိနိဿယာ-တို့ကို၊ မယာ-သည်၊
 ယထာ-အားဖြင့်၊ တေ ဒိဋ္ဌိနိဿယာ-တို့ကို၊ ဗျာကာတဗျာ-ကုန်၏၊ တထာစ-
 အားဖြင့်လည်းကောင်း၊ ယထာ-အားဖြင့်၊ တေ ဒိဋ္ဌိနိဿယာ-တို့ကို၊ န ဗျာ-
 ကာတဗျာ-ကုန်၊ တထာစ-အားဖြင့်လည်းကောင်း၊ ဗျာကာတာ-အပ်ကုန်ပြီ၊
 အဟံ-သည်၊ ဝေါ-တို့အား၊ တတ္ထ တေသု ဒိဋ္ဌိနိဿယေသု-တို့တွင်၊ တေ ဒိဋ္ဌိ
 နိဿယေ-တို့ကို၊ ကိ-ကြောင့်၊ န ဗျာကာရိဿာမိ-နည်း၊ ဗျာကာရောမိ ဝေ-
 သည်သာ၊ အပရန္တသဟဂတာ-ကုန်သော၊ တေ ဒိဋ္ဌိနိဿယာ-တို့သည်၊ ဣမေ
 ခေါ-တို့ပေတည်း။

၁၉၆။ စုန္ဒ-နွ၊ ပုဗ္ဗန္တသဟဂတာနံ-ကုန်သော၊ ဣမေသံ ဒိဋ္ဌိနိဿယာနံစ-
 တို့ကိုလည်းကောင်း၊ အပရန္တ သဟဂတာနံ-ကုန်သော၊ ဣမေသံ ဒိဋ္ဌိနိဿယာ-
 နံစ-တို့ကိုလည်းကောင်း၊ ပဟာနာယ-ပယ်ခြင်းငှာ၊ သမတိက္ကမာယ-ကောင်းစွာ
 လွန်မြောက်ခြင်းငှာ၊ ဝေ-သို့၊ မယာ-သည်၊ စတ္တာရော-ကုန်သော၊ သတိပဋ္ဌာနာ-
 တို့ကို၊ ဒေသိတာ-မူအပ်ကုန်ပြီ၊ ပညတ္တာ-ပညတ်တော်မူအပ်ကုန်ပြီ၊ ဝါ-သတ္ထဝံါ

တို့၏ သန္တာန်၌ အပြားအားဖြင့် ထားတော်မူအပ်ကုန်ပြီ၊ စတ္တာရော-ကုန်သော၊
 ကတမေ သတိပဋ္ဌာနာ-တို့ကို၊ ဒေသိတာ-အပ်ကုန်သနည်း၊ ပညတ္တာ-အပ်ကုန်
 သနည်း၊ စုန္ဒ-နွ၊ ဣဓဇ္ဇမသ္မိံ ဆာသနေ-၌၊ ဘိက္ခု-သည်၊ အာတာပိ-ကိလေ
 သာကို ပြင်းစွာ ပူပန်စေတတ်သော သမ္ပပ္ပဓာန်လုံ့လ ရှိသည်၊ သမ္ပဇာနော-
 ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ပညာရှိသည်၊ သတိမာ-အောက်
 မေ့တတ်သော သတိရှိသည်၊ ဟုတ္တာ-၍၊ လောကေ-ကာယဟုဆိုအပ်သော
 လောက၌၊ အဘိဇ္ဈာ ဒေါမနဿံ-အဘိဇ္ဈာ ဒေါမနဿကို၊ ဝါ-တစ်ပါးသော
 သူ၏ စည်းစိမ်ကို ရှေးရှုတပ်တတ်သော လောတ၊ မကောင်းသော စိတ်ရှိသော
 ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော စေတသိကဒုက္ခဝေဒနာကို၊ ဝိနေယျ-
 တံဒဂံပဟာန်၊ ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ဖျောက်၍၊ ကဒယေ-ရူပကာယံ၊
 ကာယာနုပဿိ-ရူပကာယကို အဖန်ဖန်ရှုတတ်သည်၊ ဟုတ္တာ-၍၊ ဝိဟရတိ-၏၊
 အာတာပိ-သည်၊ သမ္ပဇာနော-သည်၊ သတိမာ-သည်၊ ဟုတ္တာ-၍၊ လောကေ-
 ဝေဒနာဟုဆိုအပ်သောလောက၌၊ အဘိဇ္ဈာဒေါမနဿံ-ကို၊ ဝိနေယျ-၍၊
 ဝေဒနာသု-တို့၌၊ ဝေဒနာနုပဿိ-လောကီဝေဒနာတို့ကို အဖန်ဖန်ရှုတတ်သည်၊
 ဟုတ္တာ-၍၊ ဝိဟရတိ-၏၊ အာတာပိ-သည်၊ သမ္ပဇာနော-သည်၊ သတိမာ-
 သည်၊ ဟုတ္တာ-၍၊ လောကေ-စိတ်ဟု ဆိုအပ်သော လောက၌၊ အဘိဇ္ဈာ
 ဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ စိတ္တေ-လောကီစိတ်၌၊ ဝါ-တေဘူမကစိတ်၌၊
 စိတ္တာနုပဿိ-လောကီစိတ်ကို အဖန်ဖန်ရှုတတ်သည်၊ ဟုတ္တာ-၍၊ ဝိဟရတိ-၏၊
 အာတာပိ-သည်၊ သမ္ပဇာနော-သည်၊ သတိမာ-သည်၊ ဟုတ္တာ-၍၊ လောကေ-
 ဓမ္မဟုဆိုအပ်သော လောက၌၊ ဝါ-ဥပါဒါနက္ခန္ဓာဟုဆိုအပ်သော လောက၌၊
 အဘိဇ္ဈာဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ ဓမ္မေသု-လောကီ တရားတို့၌၊ ဝါ-
 ဥပါဒါနက္ခန္ဓာတရားတို့၌၊ ဓမ္မာနုပဿိ-လောကီတရားတို့ကို အဖန်ဖန် ရှုတတ်
 သည်၊ ဟုတ္တာ-၍၊ ဝိဟရတိ-၏။

စုန္ဒ-နွ၊ မဗ္ဗန္တသဟဂတာနံ-ကုန်သော၊ ဣမေသံ ဒိဋ္ဌိနိဿယာနံစ-တို့ကို
 လည်းကောင်း၊ အပဇ္ဇန္တသဟဂတာနံ-ကုန်သော၊ ဣမေသံ ဒိဋ္ဌိနိဿယာနံစ-
 တို့ကိုလည်းကောင်း၊ ပဟာနာယ-ဌာ၊ သမတိက္ကမာယ-ဌာ၊ ဝေ-သ္မိ၊ မယာ-
 သိသည်၊ စတ္တာရော-ကုန်သော၊ ဣမေ သတိပဋ္ဌာနာ-တို့ကို၊ ဒေသိတာ-မူအပ်
 ကုန်ပြီ၊ ပညတ္တာ-မူအပ်ကုန်ပြီ၊ ဣတိ-သ္မိ၊ အဝေါစ-မူပြီ။

၁၉၇။ ယေန သမယေန-အကြင်အခါ၌၊ ဘဂဝါ-သည်၊ ဣမံ ဓမ္မ
 ဒေသနံ-ဤ ပါသာဒိကတရားဒေသနာတော်ကို၊ ဒေသေသိ-ဟောတော်မူပြီ၊
 (အနိယတ်ထည့်စပ်။) တေန ခေါပန သမယေန-မြတ်စွာဘုရား၏ ဤ ပါသာ
 ဒိက တရားဒေသနာကို ဟောတော်မူရာ ထိုအခါ၌၊ အာယသ္မာဥပဝါဏော-

သည်၊ ဘဂဝတော-၏၊ ပိဋိစော-နောက်၌၊ ဘဂဝန္တံ-ကို၊ ပိဇိယမာနော-
 ယပ်ခပ်လျက်၊ *ဋိတော-တည်သည်၊ ဟောတိ-၏၊ အထတသ္မိံ ကာလေ-ပါသာ
 ဒိကတရားဒေသနာကို ဟောတော်ဓူရာ ထိုအခါ၌၊ အာယသ္မာ ဥပဝါဏော-
 သည်၊ ဘဂဝန္တံ-ကို၊ ထေဝစနံ-ကို၊ အဝေါစ-ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊
 ဘန္တေ-ဘုရား၊ အစ္စရိယံ-လက်ဖျစ်ရိုက်တီး မြေတုန်ဟည်းအောင် အံ့ချီးခြင်းငှာ
 ထိုက်ပါပေစွ၊ ဘန္တေ-ဘုရား၊ အပ္ပုတံ-ရှေးကမဖြစ် ယခုမှ အသစ်ဖြစ်ပါပေစွ၊
 ဘန္တေ-ဘုရား၊ အယံ ဓမ္မပရိယာယော-ဤတရားဒေသနာတော်သည်၊ ပါသာဒိ
 ကော ဝတ-ကြည်ညိုခြင်းကို ဖြစ်စေတတ်ပါပေစွတကား၊ ဝါ-ကြည်ညိုခြင်းကို
 ဆောင်တတ်ပါပေစွတကား၊ ဘန္တေ-ဘုရား၊ အယံ ဓမ္မပရိယာယော-သည်၊
 သုပါသာဒိကောဗိတ-ကောင်းစွာကြည်ညိုခြင်းကို ဖြစ်စေတတ်ပါပေစွတကား၊
 ဝါ-ကောင်းစွာကြည်ညိုခြင်းကို ဆောင်တတ်ပါပေစွတကား၊ ဘန္တေ-ဘုရား၊
 အယံ ဓမ္မပရိယာယော-သည်၊ ကောနာမော-အဘယ် အမည် ရှိပါသနည်း၊
 ဣတိ-သို့၊ အဝေါစ-ပြီ၊ ဧဝံ-သို့၊ ဝုတ္တေ-သော်၊ ဘဂဝါ-သည်၊ အာယသ္မန္တံ
 ဥပဝါဏံ-ကို၊ ထေဝစနံ-ကို၊ အဝေါစ-မူပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊
 ဥပဝါဏ-ဥပဝါဏ၊ ယသ္မာ-ကြောင့်၊ အယံ ဓမ္မပရိယာယော - သည်၊
 ပါသာဒိကော-ခဲ့၏၊ တသ္မာ-ကြောင့်၊ တံ-သည်၊ ဣဟ ဣမသ္မိံ သာသနေ-၌၊
 ဣမံ ဓမ္မပရိယာယံ-ကို၊ ပါသာဒိကော တောဝ - ပါသာဒိက ဟူ၍ သာလျှင်၊
 ဓာရေဟိ-ဆောင်လေလော့၊ ဝါ-မှတ်လေလော့၊ ဣတိ-သို့၊ အဝေါစ-မူပြီ၊
 ဘဂဝါ-သည်၊ ဣဒံ သုတ္တံ-ဤပါသာဒိကသုတ်ကို၊ အဝေါစ-မူပြီ၊ အာယသ္မာ
 ဥပဝါဏော-သည်၊ အတ္ထမနေော-သည်၊ ဟုတွာ-၍၊ ဘဂဝတော-၏၊ ဝါ-
 သည်၊ ဘာသိတံ-ဟောတော်မူအပ်သော ပါသာဒိကသုတ်ကို၊ အတိနန္ဒိ-ပြီ။

ဣတိဧဝံ-သို့၊ သုတံ-အပ်ပါပြီ၊ ဣတိ-သို့၊ ဝိဿဇေသိ-ပြီ။

ဣတိ-ဤကား ပါသာဒိကသုတ်အပြီးတည်း။

ဆဋ္ဌံ-သော၊ ပါသာဒိကသုတ္တံ-သည်။

နိဋ္ဌိတံ-ပြီ။

* မှတ်ချက်။ ။ ဤဝါကျ၌ ဋိတော-ပုဂံ ကျနေတတ်သည်၊ ပိဋိတော ဋိတော ဟောတိ ဟု
 ပြုရမည်။

၇။ လက္ခဏသုတ္တံ

ဒုတ္တိံ သမဟာပုရိသလက္ခဏာနိ

၁၉၈။ ။ ပ။ ဘဂဝါ-သည်၊ သာဝတ္ထိယံ-၌၊ အနာထပိဏ္ဍိကဿ-၏၊ အာရာမေ-သော၊ ဇေတဝနေ-၌၊ ဝိဟရတိ-မူ၏၊ တတြ တသ္မိံ ဒေသေ-တရား ဟောသင့်ရာ ထိုအရပ်၌၊ ဘဂဝါ-သည်၊ ဘိက္ခု-တို့ကို၊ ဘိက္ခဝေါ-ရဟန်းတို့၊ ဣတိ-သို့၊ အာမန္တေသိ ခေါ-မူသည်သာ၊ ဘဂဝတော-သည်၊ ဘိက္ခဝေါတိ-ဟူ၍၊ အာမန္တိတော-အပ်ကုန်သော၊ တေဘိက္ခု-တို့သည်၊ ဘဂဝတော-အား၊ ပစ္စယောသုံ-ကုန်ပြီ၊ ကိံ ပစ္စယောသုံ- ကုန်သနည်း၊ ဘဒ္ဒန္တေ-အရှင်ဘုရား၊ ဣတိ-သို့၊ ပစ္စယောသုံ-ကုန်ပြီ၊ ဘဂဝါ-သည်၊ တေ ဝစနံ-ကို၊ အဝေါစ-မူပြီ၊ ကိံ-သို့၊ အဝေါစ-နည်း။

(ယောဇနာလတ္တံ သော ပါဠိများကို အဖွင့်သံဝဏ္ဏနာများနှင့် တိုက်ဆိုင်၍ မဟာဝဂ်၊ မဟာပဒါနသုတ်တွင် အပြည့်အစုံယောဇနာခုံပြီးဖြစ်၍ ဤ၌ အကျယ် မယောဇနာတော့လတ္တံ၊ အလိုရှိက ထိုမဟာပဒါနသုတ်တွင် ရှု။)

၁၉၉။ ဘိက္ခဝေ-တို့၊ ဒုတ္တိံ သာယ-သော၊ ယေဟိ မဟာပုရိသလက္ခဏေ-ဟိ-တို့နှင့်၊ သမန္နာဂတဿ-သော၊ မဟာပုရိသဏ-အား၊ (ဘဝန္တိ-၌စပ်။) ဒုတ္တိံ သာယ-သော၊ ဣမေဟိ မဟာပုရိသလက္ခဏေဟိ-တို့နှင့်၊ သမန္နာဂတော-သော၊ မဟာပုရိသော-သည်၊ (ဤကား ထည့်သောပါဠိများတည်း။) အဂါရိ-ကို၊ သစေ အဇ္ဈာဝသတိ-အံ၊ ဧဝံ အဇ္ဈာဝသန္တေ-သော်၊ စက္ကဝတ္တိ-သော၊ ဓမ္မိကော-သော၊ ဓမ္မရာဇာ-သော၊ စာတုရန္တော-သော၊ ဝိဇိတာဝိ-သော၊ ဇနပဒတ္တာဝရိယပ္ပတ္တော-သော၊ သတ္တရတန သမန္နာဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-တတ်၏၊ တဿ ရညော-အား၊ သတ္တ-ကုန်သော၊ ဣမာနိ ရတနာနိ-တို့သည်၊ ဘဝန္တိ-ကုန်၏၊ သေယျထိဒံ-တို့နည်း၊ စက္ကရတနံ-လည်း ကောင်း၊ ဟတ္ထိရတနံ-လည်းကောင်း၊ အဿရတနံ-လည်းကောင်း၊ မဏိရတနံ-လည်းကောင်း၊ ဣတ္ထိရတနံ-လည်းကောင်း၊ ဂဟပတိရတနံ-လည်းကောင်း၊ သတ္တမံ-သော၊ ပရိဏာယက ရတနမေဝ-သာလျှင် လည်းကောင်း၊ ဣတိ ဣမာနိ-တို့ပင်တည်း၊ ခေါ ပန-သေး၊ အဿ ရညော-အား၊ ပရောသဟဿံ-သော၊ သူရာ-ကုန်သော၊ ဝိရင်္ဂရူပါ-ကုန်သော၊ ပရသေနပ္ပမဒ္ဒနာ-ကုန်သော၊ ပုတ္တာ-တို့သည်၊ ဟောန္တိ-ကုန်၏၊ သောရာဇာ-သည်၊ သာဂရပရိယန္တံ-သော၊ ဣမံ ပထဝီ-ကို၊ အဒဏ္ဍေန-ဘဲ၊ အသဏ္ဍေန-ဘဲ၊ ဓမ္မေန-တရားသဖြင့်၊

(တစ်နည်း) ဓမ္မေန-တရားနှင့်၊ သမေန- ညီစွာ၊ အဘိဝိဇိယ-၍၊ အဇ္ဈာ-
 ဝသတိ-၏၊ ခေါ်ပန-သို့မဟုတ်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊
 သစေပဗ္ဗဇတိ-အံ၊ ဝေပဗ္ဗဇန္တေ-သော်၊ လောကေ-၌၊ အရဟံ-သော၊ ဝိဝဇ္ဇန္တ-
 ဝေါ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-သည်၊ ဟောတိ-တတ်၏၊ ဣတိ-သို့၊ ဒွေဝ-ကုန်
 သော၊ ဂတိယော-တို့သည်၊ ဘဝန္တိ-ကုန်၏၊ အညာ-ကုန်သော၊ ဂတိယော-
 တို့သည်၊ န ဘဝန္တိ-ကုန်၊ မဟာပုရိသဿ-၏၊ ဣမာနိ မဟာပုရိသလက္ခဏာနိ-
 တို့သည်၊ ဒုတ္တိံသ-သုံးဆယ့် နှစ်ပါးတည်း၊ (တစ်နည်း) ဒုတ္တိံသ-သည်၊
 ဟောန္တိ-ကုန်၏။

၂၅၀။ ဘိက္ခဝေ-တို့၊ ဒုတ္တိံသဿ-သော၊ ယေဟိမဟာပုရိသလက္ခဏေဟိ-
 တို့နှင့်၊ သမန္နာဂတဿ-သော၊ မဟာပုရိသဿ-အား၊ ဒုတ္တိံသဿ-သော၊
 ဣမေဟိ မဟာပုရိသလက္ခဏေဟိ-တို့နှင့်၊ သမန္နာဂတော-သော၊ မဟာပုရိ-
 သော-သည်၊ အဂါရိအဓိ-၌၊ သစေ အာဝသတိ-အံ၊ ဝေ အာဝသန္တေ-သော်၊
 စက္ကဝတ္တိ-သော၊ ဓမ္မိကော-သော၊ ဓမ္မရာဇာ-သော၊ စာတုရန္တော-သော၊
 ဝိဇိတာဝိ-သော၊ ဇနပဒတ္တာဝရိယပ္ပတ္တော-သော၊ သတ္တရတနသမန္နာဂတော-
 သော၊ ရာဇာ-သည်၊ ဟောတိ-၏၊ တဿ ရညော-အား၊ သတ္တ-ကုန်သော၊
 ဣမာနိ ရတနာနိ-တို့သည်၊ ဘဝန္တိ-ကုန်၏၊ တာနိရတနာနိ-တို့သည်၊ သေယျ-
 ထိဒံ-တို့နည်း၊ စက္ကရတနံ-လည်းကောင်း၊ ဟတ္ထိရတနံ-လည်းကောင်း၊ အဿ
 ရတနံ-လည်းကောင်း၊ မဏိရတနံ-လည်းကောင်း၊ ဣတ္ထိရတနံ-လည်းကောင်း၊
 ဂဟပတိရတနံ-လည်းကောင်း၊ သတ္တမံ-သော၊ ပရိကာယကရတနမေဝ-သာလျှင်
 လည်းကောင်း၊ ဣတိ ဣမာနိ-တို့ပင်တည်း၊ ခေါ်ပန-သေး၊ အဿ ရညော-
 အား၊ ပရော သဟဿံ-သော၊ သုရာ-ကုန်သော၊ ဝိရင်္ဂရွပါ-ကုန်သော၊ ဗရ-
 သေနုပ္ပမဒ္ဒနာ-ကုန်သော၊ ပုတ္တာ-တို့သည်၊ ဘဝန္တိ-ကုန်၏၊ သောရာဇာ-သည်၊
 သာဂရပရိယန္တိ-သော၊ ဣမံ ပထဝီ-ကို၊ အဒဏ္ဍေန-ဘဲ၊ အသတ္တေန-ဘဲ၊
 ဓမ္မေန-နှင့်၊ သမေန-စွာ၊ အဘိဝိဇိယ-၍၊ အဇ္ဈာဝသတိ-၏၊ ခေါ်ပန-ဟုတ်၊
 အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ သစေ ပဗ္ဗဇတိ-အံ၊ ဝေ ပဗ္ဗဇန္တေ-
 သော်၊ ဝိဝဇ္ဇန္တဝေါ-သည်၊ ဟုတော-၍၊ လောကေ-၍၊ အရဟံ-သော၊ သမ္မာ
 သမ္ဗုဒ္ဓေါ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ဒွေဝ-ကုန်သော၊ ဂတိယော-တို့သည်၊
 ဘဝန္တိ-ကုန်၏၊ အညာ-ကုန်သော၊ ဂတိယော-တို့သည်၊ န ဘဝန္တိ-ကုန်၊ ဒုတ္တိံသ-
 သော၊ တာနိ မဟာပုရိသလက္ခဏာ-တို့သည်၊ ကတမာနိ-တို့နည်း။

ဘိက္ခဝေ-တို့၊ ဣမ ဣမသ္မိံလောကေ-၌၊ မဟာပုရိသော-သည်၊ သုပ္ပ-
 တိဋ္ဌိတပါဒေါ-သည်၊ ဟောတိ-၏၊ ဘိက္ခဝေ-တို့၊ ဣမ ဣမသ္မိံလောကေ-၌၊
 မဟာပုရိသော-သည်၊ သုပ္ပတိဋ္ဌိတပါဒေါ-သည်၊ ယမ္ပိ ဟောထိ-၏၊ ဘိက္ခဝေ-

တို့၊ ဣဒမ္ပိ-သည်လည်း၊ မဟာ ပုရိသဿ-၏၊ မဟာပုရိသ လက္ခဏံ-သည်၊ ဘဝတိ-၏။

ဘိက္ခဝေ-တို့၊ ပုန စ ပရံ-တစ်မျိုးတခြား မဟာပုရိသလက္ခဏာ တစ်ပါးကို လည်း ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ (တစ်နည်း) ဘိက္ခဝေ-တို့၊ ပုန-ဖန်၊ အပရံ-ဒေသာ၊ မဟာပုရိသလက္ခဏံ စ-ကိုလည်း၊ အဟံ-သည်၊ ဘာသိဿံမိ-အံ့၊ တုမ္ပေ-တို့သည်၊ သုဏာထ-ကုန်လော့၊ မဟာပုရိသဿ-၏၊ ဟေဋ္ဌာပါဒတလေ- သု-တို့၌၊ သဟဿာရာနိ-ကုန်သော၊ သနေမိကာနိ-ကုန်သော၊ သနာဘိကာနိ- ကုန်သော၊ သဗ္ဗကာရပရိပူရာနိ-ကုန်သော၊ စက္ကာနိ-တို့သည်၊ ဇာတာနိ-ကုန် သည်၊ ဟောန္တိ-ကုန်၏၊ ဘိက္ခဝေ-တို့၊ မဟာပုရိသဿ-၏၊ ဟေဋ္ဌာပါဒတလေ သု-တို့၌၊ သဟဿာရာနိ-ကုန်သော၊ သနေမိကာနိ-ကုန်သော၊ သနာဘိကာနိ- ကုန်သော၊ သဗ္ဗကာရပရိပူရာနိ-ကုန်သော၊ စက္ကာနိ-တို့သည်၊ ဇာတာနိ-ကုန် သည်၊ ယမ္ပိ ဟောန္တိ-ကုန်၏၊ ဘိက္ခဝေ-တို့၊ ဣဒမ္ပိ-သည်လည်း၊ မဟာပုရိသ လက္ခဏံ-သည်၊ ဘဝတိ-၏၊ ဘိက္ခဝေ-တို့၊ ပုန စ ပရံ-အံ့၊ မဟာပုရိသော-သည်၊ အာယတပဏှိ-သည်၊ ဟောတိ-၏၊ ဘိက္ခဝေ-တို့၊ မဟာပုရိသော-သည်၊ အာယတပဏှိ-သည်၊ ယမ္ပိ ဟောတိ-၏၊ ဘိက္ခဝေ-တို့၊ ဣဒမ္ပိ-သည်လည်း၊ မဟာ ပုရိသဿ-၏၊ မဟာပုရိသလက္ခဏံ-သည်၊ ဘဝတိ-၏။ (ဤဝါကျကဲ့သို့ ချည်း ဖော်၍ ယောဇနာရမည်။)

ဘိက္ခဝေ-တို့၊ ပုနစပရံ-အံ့၊ မဟာပုရိသော-သည်၊ ဒိဗဂုံလိ-သည်၊ ဟော တိ-၏။ ပ ။ မဟာပုရိသော-သည်၊ မုဒုဇလုဏဟတ္ထပါဒေါ-သည်၊ ဟောတိ- ၏။ ပ ။ မဟာပုရိသော-သည်၊ ဇာလဟတ္ထပါဒေါ-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ ဥာသင်္ခပါဒေါ-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော- သည်၊ ဧကိဇင်္ဂါ-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ ဌိတကော ဝ-လျက်သာလျှင်၊ အနောနမန္တော-ဘဲ၊ ဥဘောဟိ-ကုန်သော၊ ပါဏိတလေဟိ- တို့ဖြင့်၊ ဇဏ္ဍုကာနိ-တို့ကို၊ ပရိမသတိ-၏၊ ပရိမဇ္ဇတိ-၏ ။ ပ ။ မဟာပုရိသော- သည်၊ ကောသောဟိတဝတ္ထဂုယော-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော- သည်၊ သုဝဏ္ဏဝဏ္ဏော-သည်၊ ဟောတိ-၏၊ ကုဋ္ဌနသန္တိဘတ္တစော-သည်၊ ဟော တိ-၏။ ပ ။ မဟာပုရိသော-သည်၊ သုခမစ္ဆဝိ-သည်၊ ဟောတိ-၏၊ ဆဝိယာ- ၏၊ သုခမတ္တာ-ကြောင့်၊ ရဇောဇလ္လံ-သည်၊ ကာယေ-၌၊ နဥပလိမ္မတိ-နိဇံ၊ ။ ပ ။ မဟာပုရိသော-သည်၊ ဧကေကလောမော-သည်၊ ဟောတိ-၏၊ ဧကေ- ကာနိ-ကုန်သော၊ လောမာနိ-တို့သည်၊ လောမကူပေသု-တို့၌၊ ဇာတာနိ-ကုန် သည်၊ ဟောန္တိ-ကုန်၏။ ပ ။ မဟာပုရိသော-သည်၊ ဥဒ္ဓဂ္ဂလောမော-သည်၊ ဟောတိ-၏၊ ဥဒ္ဓဂ္ဂါနိ-ကုန်သော၊ နိသာနိ-ကုန်သော၊ အဉ္ဇနဇဏ္ဍာနိ-ကုန်သော၊

ကုဏ္ဍလာဝဋ္ဋာနိ-ကုန်သော၊ ဒက္ခိဏာဝဋ္ဋကဇာတာနိ-ကုန်သော၊ လောမာနိ-
 တို့သည်၊ ဇာတာနိ-ကုန်သည်၊ ဟောန္တိ-ကုန်၏။ ပ ။ မဟာပုရိသော-သည်၊ ပြဟူ
 ဇုဂတ္ထော-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ သတ္တုဿဒေါ-သည်၊
 ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ သိဟပုဗ္ဗဒ္ဓကာယော-သည်၊ ဟောတိ-၏။
 ။ ပ ။ မဟာပုရိသော-သည်၊ စိတန္တရံသော-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-
 သည်၊ နိဂြောဓပရိမဏ္ဍလော-သည်၊ ဟောတိ-၏။ အဿမဟာပုရိသဿ-၏။
 ကာယော-သည်၊ ယာဝတကော-သည်၊ ဟောတိ-၏။ အဿမဟာပုရိသဿ-၏။
 ဗျာမော-သည်၊ တာဝတကော-သည်၊ ဟောတိ-၏။ အဿမဟာပုရိသဿ-၏။
 ဗျာမော-သည်၊ ယာဝတကော-သည်၊ ဟောတိ-၏။ အဿမဟာပုရိသဿ-၏။
 ကာယော-သည်၊ တာဝတကော-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-
 သည်၊ သမဝဋ္ဋကန္ဓော-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ ရသဂ္ဂ-
 သဂ္ဂိ-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ သိဟဟနု-သည်၊ ဟော
 တိ-၏။ ပ ။ မဟာပုရိသော-သည်၊ စတ္တာလီသဒန္ဓော-သည်၊ ဟောတိ-၏။
 ။ ပ ။ မဟာပုရိသော-သည်၊ သမဒန္ဓော-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိ-
 သော-သည်၊ အဝိရဋ္ဌဒန္ဓော-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊
 သုသုက္ကဒါဋ္ဌော-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ ပဟူတဓိဇော-
 သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ ပြဟူဿဇော-သည်၊ ကရဝိက-
 တာဏိ-သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ အဘိနီလနေတ္ထော-
 သည်၊ ဟောတိ-၏။ ပ ။ မဟာပုရိသော-သည်၊ ဂေါပခုမော-သည်၊ ဟောတိ-
 ၏။ ပ ။ ဘိက္ခဝေ-တို့၊ ပုနစပရံ-အံ၊ မဟာပုရိသဿ-အား၊ ဝါ-၏။ ဘမုကန္တရေ-
 ဌံ၊ ဩဒါတာ-သော၊ မုဒု-သော၊ တူလသန္နိဘာ-သော၊ ဥဏ္ဏာ-သည်၊ ဇာတာ-
 သည်၊ ဟောတိ-၏။ ဘိက္ခဝေ-တို့၊ မဟာပုရိသဿ-အား၊ ဝါ-၏။ ဘမုကန္တရေ-
 ဌံ၊ ဩဒါတာ-သော၊ မုဒု-သော၊ တူလသန္နိဘာ-သော၊ ဥဏ္ဏာ-သည်၊ ဇာတာ-
 သည်၊ ယမ္ပိဟောတိ-၏။ ဘိက္ခဝေ-တို့၊ ဣဒမ္ပိ-သည်လည်း၊ မဟာပုရိသဿ-
 ၏။ မဟာပုရိသလက္ခဏံ-သည်၊ ဟောတိ-၏။

ဘိက္ခဝေ-တို့၊ ပုနစပရံ-အံ၊ မဟာပုရိသော-သည်၊ ဥက္ခိသသိသော-သည်၊
 ဟောတိ-၏။ ဘိက္ခဝေ-တို့၊ မဟာပုရိသော-သည်၊ ဥက္ခိသသိသော-သည်၊
 ယမ္ပိဟောတိ-၏။ ဘိက္ခဝေ-တို့၊ ဣဒမ္ပိ-သည်လည်း၊ မဟာပုရိသဿ-၏။ မဟာ-
 ပုရိသ လက္ခဏံ-သည်၊ ဘဝတိ-၏။

ဘိက္ခဝေ-တို့၊ ဒုတ္တိ သာယ-သော၊ ယေဟိမဟာပုရိသလက္ခဏေဟိ-တို့နှင့်၊
 သမန္နာဂတဿ-သော၊ မဟာပုရိသဿ-အား၊ ဣမေဟိ မဟာပုရိသလက္ခဏေဟိ-
 တို့နှင့်၊ သမန္နာဂတော-သော၊ မဟာပုရိသော-သည်၊ ဣဂါရံ-ကို၊ သစေ-

အဇ္ဈာဝသတိ-အံ၊ ဧဝံအဇ္ဈာဝသန္တေ-သော်၊ စက္ကဝတ္ထိ-သော၊ ဓမ္မိကော-သော၊ ဓမ္မရာဇာ - သော၊ စာတုရန္တော - သော၊ ဝိဇိတာဝိ-သော၊ ဇနပဒတ္တာဝရိ-ယပုတ္တော-သော၊ သတ္တရတန သမန္နာဂတော - သော၊ ဇုဇာ- သည်၊ ဟောတိ-၏၊ တဿရညော- အား၊ သတ္တ- ကုန်သော၊ ဣမာနိရတနာနိ- တို့သည်၊ ဘဝန္တိ-ကုန်၏၊ သေယျထိဒံ-နည်း၊ စက္ကရတနံ-လည်းကောင်း၊ ဟတ္ထိရတနံ-လည်းကောင်း၊ အဿရတနံ- လည်းကောင်း၊ မဏိရတနံ - လည်းကောင်း၊ ဣတ္ထိရတနံ- လည်းကောင်း၊ ဂဟံပတိရတနံ-လည်းကောင်း၊ သတ္တမံ-သော၊ ပရိဏာယကရတနဗေဝ-သာလျှင်လည်းကောင်း၊ ဣတိဣမာနိ-တို့ပင်တည်း၊ ခေါပန-သော၊ အဿရညော-အား၊ ပရာသဟဿံ - သော၊ သုဗု - ကုန်သော၊ ဝိရနိရူပါ - ကုန်သော၊ ပရသေနပုမဒ္ဒနာ - ကုန်သော၊ ပုတ္တာ-တို့သည်၊ ဘဝန္တိ-ကုန်၏။ သောရာဇာ-သည်၊ သာဂရပရိယန္တံ-သော၊ ဣမံပထဝီ-ကို၊ အဒဏ္ဍေန-ဘဲ၊ အသတ္တေန-ဘဲ၊ ဓမ္မေန-နှင့်၊ သမေန-စွာ၊ အဘိဝိဇိယ-၍၊ အဇ္ဈာဝသတိ-၏၊ ခေါပန-ဟုတ်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ သဗေပဗ္ဗဇတိ-အံ၊ ဧဝံပဗ္ဗဇန္တေ-သော်၊ ဝိဝဇ္ဇစဒေါ-သည်၊ ဟုတော-၍၊ လောကေ-၌၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ဒွေဝ-ကုန်သော၊ ဂတိယော-တို့သည်၊ ဘဝန္တိ-ကုန်၏၊ အညာ-ကုန်သော၊ ဂတိယော-တို့သည်၊ နဘဝန္တိ-ကုန်၊ မဟာပုရိသဿ-၏၊ ဒုတ္တိံ-သ-သော၊ ထာနိ မဟာပုရိသလက္ခဏာနိ-တို့သည်၊ ဣမာနိ-ဤသည်တို့ပင်တည်း။



ဘိက္ခဝေ-တို့၊ မဟာပုရိသဿ-၏၊ ဒုတ္တိံ-သ-သော၊ ဣမာနိ မဟာပုရိသ-လက္ခဏာနိ-တို့ကို၊ ဗာဟိရတာ-သာသနာတော်မှအပဖြစ်ကုန်သော၊ ဣသယောပိ-ရသေ့တို့သည်လည်း၊ ဓာရေန္တိ-လက္ခဏာမိ၌ အရမှတ်၍ ဆောင်တတ်ကြကုန်၏၊ စ ခေါ- ထိုသို့ပင် ဆောင်ကြကုန်သော်လည်း၊ တေဣသယော- တို့သည်၊ ဣမဿကမ္မဿ-ဤကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်၊ ဣဒံလက္ခဏံ-ဤလက္ခဏာကို၊ ပဋိလဘတိ-ရ၏၊ ဣတိ-သို့၊ နောဗ္ဗဇာနန္တိ-မသိနိုင်ကြကုန်။

သုပ္ပတိဋ္ဌိတပါဒတာလက္ခဏံ(၁)

၂၀၁။ ဘိက္ခဝေ-တို့၊ တထာဂတော-ငါတုရားသည်၊ ပုရိမံ-ရှေးဖြစ်သော၊ ဇာတိံ-အကြောင်းအားလျော်စွာ ဖြစ်တတ်သောငါးပါးသောခန္ဓာဟု ဆိုအပ်သော ဘဝ၌လည်းကောင်း၊ ဝါ-အကြောင်းအားလျော်စွာ ဖြစ်တတ်သောငါးပါးသောခန္ဓာဟုဆိုအပ်သောဘဝပတ်လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-အကြောင်းကြောင့်ဖြစ်သော ငါးပါးသော ခန္ဓာဟုဆိုအပ်သော ဘဝ၌လည်းကောင်း၊ ဝါ-အကြောင်းကြောင့်ဖြစ်သော ငါးပါးသောခန္ဓာဟုဆိုအပ်သော

ဘဝပတ်လုံးလည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-အမြဲနေအပ်သော ငါးပါး
သော ခန္ဓာဟုဆိုအပ်သော ဘဝ၌လည်းကောင်း၊ ဝါ-အမြဲနေအပ်သော ငါး
ပါးသောခန္ဓာဟုဆိုအပ်သော ဘဝပတ်လုံးလည်းကောင်း၊ ဝါ-ဒိုင်းခြား၍နေ
အပ်သော ငါးပါးသောခန္ဓာဟုဆိုအပ်သော ဘဝပတ်လုံးလည်းကောင်း၊ ပုဗ္ဗေ-
ရှေး၌၊ ဝါ-ရှေးက၊ မနုဿဘူတော-လူတို့၌ဖြစ်၍ဖြစ်သည်။ ဝါ-လူ့အဖြစ်သို့
ရောက်သည်။ ဝါ-လူဖြစ်၍ဖြစ်သည်။ သမာနော-ဖြစ်သည်ရှိသော်၊ ကုသလေသု-
ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု-ဆယ်ပါးသော ကမ္မပထတရားတို့၌၊ ဒဠသမာ-
ဒါနော-မြဲမြံတည်တံ့အရှည်ခံသော ကောင်းစွာယူခြင်းရှိသည်။ ဝါ-မြဲမြံတည်တံ့
အရှည်ခံသော ဆောက်တည်ခြင်း ရှိသည်။ အဝတ္ထိတသမာဒါနော-မဆုတ်မနစ်
သော ကောင်းစွာယူခြင်းရှိသည်။ ဝါ-မနစ်သော ဆောက်တည်ခြင်း ရှိသည်။
ယမ္ပိအဟောသိ-အကြင်လည်းဖြစ်ပြီ။ ကာယသုစရိတေ-ကာယသုစရိုက်၌လည်း
ကောင်း၊ ဝါ-ကာယဒွါရမှဖြစ်သော ကောင်းသောအကျင့်၌ လည်းကောင်း၊
ဝါ-ကာယဒွါရဖြင့် ကောင်းစွာကျင့်အပ်သော အကျင့်၌လည်းကောင်း၊ ဝစီ-
သုစရိတေ-ဝစီသုစရိုက်၌လည်းကောင်း၊ ဝါ-ဝစီဒွါရမှဖြစ်သော ကောင်းသော
အကျင့်၌လည်းကောင်း၊ ဝါ-ဝစီဒွါရဖြင့် ကောင်းစွာကျင့်အပ်သောအကျင့်၌
လည်းကောင်း၊ မနောသုစရိတေ-မနောသုစရိုက်၌လည်းကောင်း၊ ဝါ-မနော
ဒွါရမှဖြစ်သော ကောင်းသော အကျင့်၌ လည်းကောင်း၊ ဝါ-မနောဒွါရဖြင့်
ကောင်းစွာကျင့်အပ်သောအကျင့်၌ လည်းကောင်း၊ ဒါနသံဝိဘာဂေ-ပေးလှူ
ခြင်း၊ ခွဲခြမ်းဝေဖန်ခြင်း၌ လည်းကောင်း၊ သီလသမာဒါနော- ငါးပါးသီလ၊
ဆယ်ပါးသီလ၊ စတုပါရိသုဒ္ဓိသီလကို ကောင်းစွာသင်ယူခြင်း၌လည်းကောင်း၊
ဝါ-ငါးပါးသီလ၊ ဆယ်ပါးသီလ၊ စတုပါရိသုဒ္ဓိသီလကို ဆောက်တည်ခြင်း၌
လည်းကောင်း၊ ဥပေါသထုပပါသေ-ဥပုသ်ကို ကျင့်သုံးခြင်း၌လည်းကောင်း၊
မတ္တေယျတာယ-အမိ၏ အကျိုးစီးပွားကို ဆောင်ရွက်သည်၏ အဖြစ်၌လည်း
ကောင်း၊ ဝါ-အမိ၏ အကျိုးစီးပွားကို ကျင့်သည်၏ အဖြစ်၌ လည်းကောင်း၊
ပေတ္တေယျတာယ-အဘ၏ အကျိုးစီးပွားကို ဆောင်ရွက်သည်၏ အဖြစ်၌လည်း
ကောင်း၊ ဝါ-အဘအကျိုးစီးပွားကိုကျင့်သည်၏အဖြစ်၌လည်းကောင်း၊ သာမည
တာယ- ငြိမ်းအေးစေအပ်ပြီးသော မကောင်းမှုရှိသောရဟန်း၏ အကျိုးစီးပွား
ကို ကျင့်သည်၏ အဖြစ်၌လည်းကောင်း၊ ဗြဟ္မညတာယ-တားမြစ်ကန့်ကွက် ပယ်
ဖျက်အပ်ပြီးသော မကောင်းမှုရှိသောရဟန်း၏ အကျိုးစီးပွားကို ဆောင်ရွက်
သည်၏အဖြစ်၌လည်းကောင်း၊ ဣလေ-အမျိုး၌၊ ဇေဋ္ဌာပစာယိတာယ-ဘထွေး၊
ဘကြီး အစရှိသော ကြီးသောပုဂ္ဂိုလ်တို့ကို အရိုအသေပြုတတ်သော ပုဂ္ဂိုလ်၏
အဖြစ်၌ လည်းကောင်း၊ အညတရညတရေသုစ- အမှတ် မထား တစ်ပါးပါး
အမှတ်မထား တစ်ပါးပါးလည်းဖြစ်ကုန်သော၊ အဓိကုသလေသု-သဗ္ဗညုတဉာဏ်
ကို ရခြင်း၏အကြောင်းဖြစ်၍ ထူးကဲ လွန်မြတ်သော ကုသိုလ် ဖြစ်ကုန်သော၊

ဓမ္မေသု-ပါရမီတိရားတို့၌လည်းကောင်း၊ ဒဠ္ဇသမာဒါနော-သည်၊ အဝတ္ထိတ-
သမာဒါနော-သည်၊ ယမ္ပိဇာဟောသိ-ပြီ၊ သော တထာဂတော-သည်၊ တဿ-
ကမ္မဿ-လိုက်၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ပြုအပ်ခဲ့ပြီးသည်၏အဖြစ်ကြောင့်၊ ဥပစိ-
တတ္တာ-ဆည်းပူးအပ်ပြီးသည်၏အဖြစ်ကြောင့်၊ ဥဿန္တတ္တာ-များသည်၏အဖြစ်
ကြောင့်၊ ဝိပုလုတ္တာ-အတိုင်းအရှည်မရှိအောင် ပြန်ပြောသည်၏အဖြစ်ကြောင့်၊
ကဿဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိ-သော၊ သဂ္ဂံ-သော၊
လောကံဥပ-၌၊ ပဇ္ဇတိ-၏၊ သော တထာဂတော-သည်၊ တတ္ထတသ္မိံ လောကေ-၌၊
အညေ-တစ်ပါးကုန်သော၊ ဒေဝေ-နတ်တို့ကို၊ ဒိဗ္ဗေန-နတ်၌ဖြစ်သော၊ အာယုနာ-
အသက်ဖြင့်လည်းကောင်း၊ ဒိဗ္ဗေန-သော၊ ဝဏ္ဏေန- အဆင်းဖြင့်လည်းကောင်း၊
ဒိဗ္ဗေန-သော၊ သုခေန-ချမ်းသာဖြင့်လည်းကောင်း၊ ဒိဗ္ဗေန-သော၊ ယသေန-အရှိန်
အစစ် အကျော်အစော အခြံအရံဖြင့်လည်းကောင်း၊ ဒိဗ္ဗေန-သော၊ အာဓိ-
ပတေယျေန-အစိုးရသောပုဂ္ဂိုလ်၏ အဖြစ်ဖြင့် လည်းကောင်း၊ ဒိဗ္ဗေဟိ-ကုန်
သော၊ ရူပေဟိ-ရူပါရုံတို့ဖြင့် လည်းကောင်း၊ ဒိဗ္ဗေဟိ-ကုန်သော၊ သဒ္ဓေဟိ-
သဒ္ဓါရုံတို့ဖြင့်လည်းကောင်း၊ ဒိဗ္ဗေဟိ-ကုန်သော၊ ဝန္တေဟိ-ဝန္တာရုံတို့ဖြင့်လည်း
ကောင်း၊ ဒိဗ္ဗေဟိ-ကုန်သော၊ ရသေဟိ-ရသာရုံတို့ဖြင့်လည်းကောင်း၊ ဒိဗ္ဗေဟိ-
ကုန်သော၊ ဖောဠဗ္ဗေဟိ-ဖောဠဗျာရုံတို့ဖြင့်လည်းကောင်း၊ ဣတိ-သို့၊ ဒသဟိ-
ဆယ်ပါးကုန်သော၊ ဋ္ဌာနေဟိ-အကြောင်းတို့ဖြင့်၊ အဓိဂ္ဂဏှာတိ-လွမ်းမိုး၍ယူ
နိုင်၏၊ ဝါ-လွမ်းမိုးနိုင်၏၊ သောတထာဂတော-သည်၊ တတောလောကတော-
ထိုနတ်ပြည်မှ၊ စုတော-ရွှေလျှောသည်၊ သမာနော-သော်၊ ဣတ္ထတ္တံ-ဤလူ၏
အဖြစ်သို့၊ ဝါ-ဤလူ၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သောလူဇာတ်သို့၊ အာဂတော-
ဆိုက်ရောက်လာသည်၊ သမာနော-သော်၊ သုပ္ပတိဋ္ဌိတပါဒေါ-ကောင်းစွာ အညီ
အမျှ တည်သောခြေ ရှိတော်မူသည်၊ ဟောတိ-၏၊ သမံ- အညီအမျှ၊ ပါဒိ-
ခြေကို၊ ဘူမိယံ- မြေ၌၊ နိက္ခိပတိ- ချထားတော်မူနိုင်၏၊ သမံ- အညီအညွတ်၊
ဥဒ္ဓရတိ - ထုတ်ဆောင်တော်မူနိုင်၏၊ ဝါ- ချီမြှောက်တော်မူနိုင်၏၊ သမံ-အညီ
အညွတ်၊ သပ္ပဝန္တေဟိ-အလုံးစုံသော အစိတ်ရှိကုန်သော၊ ပါဒတလေဟိ-ခြေ
ဖဝါးအပြင်တို့ဖြင့်၊ ဘူမိ-မြေကို၊ ဖုသတိ-ထိတော်မူနိုင်၏၊ ဣတိဣမံ မဟာ
ပုရိသလက္ခဏံ-ဤ သုပ္ပတိဋ္ဌိတပါဒတာ ဟူသော မြတ်သောယောကျ်ား၏ လက္ခ
ဏာကို၊ ဝါ-ဤ သုပ္ပတိဋ္ဌိတပါဒတာ ဟူသော မြတ်သောယောကျ်ားကို မှတ်
ကြောင်းဖြစ်စော လက္ခဏာကို၊ ပဋိလဘတိ-ရတော်မူ၏။

၂၀၂။ စေန လက္ခဏေန-ထို သုပ္ပတိဋ္ဌိတပါဒတာဟူသော လက္ခဏာနှင့်၊
သမန္တာဂတော-သော၊ သော တထာဂတော-သည်၊ အဂါရံ-၌၊ သစေအဇ္ဈာဝ-
သတိ-ခဲ့အံ့၊ ဝေအဇ္ဈာဝသန္ဓေ-သော်၊ စက္ကဝတ္တိ-သော၊ ဓမ္မိကော-သော၊
ဓမ္မရာဇာ-သော၊ စာတုရန္တော-သော်၊ ဝိဇိတာဝိ-သော၊ ဖနပဒတ္တာဝရိယ-

ပုတ္တော-သော၊ သတ္တိရတနသံမန္တာဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-၏၊
 တဿရညော-အား၊ သတ္တ-ကုန်သော၊ ဣမာနိရတနာနိ-တို့သည်၊ ဘဝန္တိ-ကုန်
 ၏၊ တာနိရတနာနိ-ကုန်သည်၊ သေယျထိဒံ-တို့နည်း၊ စက္ကရတနံ-လည်း
 ကောင်း၊ ဟတ္ထိရတနံ-လည်းကောင်း၊ အဿရတနံ-လည်းကောင်း၊ မဏိရတနံ-
 လည်းကောင်း၊ ဣတ္ထိရတနံ-လည်းကောင်း၊ ဂဟပတိရတနံ-လည်းကောင်း၊
 သတ္တမံ-သော၊ ပရိဏာယကရတနမေဝ-လည်းကောင်း၊ ဣတိဣမာနိ-တို့ပင်
 တည်း၊ ခေါပန-သေး၊ အဿရညော-အား၊ ပရောသဟာယံ-သော၊ သူထု-
 ကုန်သော၊ ဝီရင်္ဂရူပါ-ကုန်သော၊ ပရသေနပုမဒ္ဒနာ-ကုန်သော၊ ပုတ္တာ-တို့သည်၊
 ဘဝန္တိ-ကုန်၏၊ သော ရာဇာ-သည်၊ သာဂရပရိယန္တံ-သမုဒ္ဒရာတည်းဟူသော
 အဆုံးအပိုင်းအခြားရှိသော၊ ဝါ-သမုဒ္ဒရာနယ်ခြားရှိသော၊ အခိလံ-တစ်ယောက်
 တည်း သွားတတ်သော ခိုးသူတည်းဟူသော ငြောင့်ခလုတ်ရရှိသော၊ အနိမိတ္တံ-
 ဘေးရန်အကျိုးမဲ့၏ အကြောင်းဖြစ်သော တစ်ယောက်တည်း သွားတတ်သော
 ခိုးသူမရှိသော၊ အကဏ္ဍကံ-တစ်ယောက်တည်း သွားတတ်သော ခိုးသူတည်း
 ဟူသော ဆူးငြောင့်မရှိသော၊ ဣဒ္ဓံ-ပြည့်စုံသော၊ ဖိတံ-စည်ပင်ပွင့်လန်းသော၊
 ခေမံ-ဘေးရန်ကင်းကွာ မြဲချမ်းသာသော၊ သိဝံ-အေးမြသော၊ နိရဗ္ဗုဒ္ဓံ-
 အပေါင်းအသင်းနှင့် သွားတတ်သော ခိုးသူတည်းဟူသော ရန်သူမရှိသော၊
 ဣမံ ပထဝီ-ကို၊ အဒဏ္ဍေန-ဘဲ၊ အသတ္တေန-ဘဲ၊ ဓမ္မေန-နှင့်၊ သမေန-စွာ၊
 အတိဝိဇီယ-၍၊ အဇ္ဈာဝသတိ-၏၊ ရာဇာ-သည်၊ သမာနော-သော်၊ ကိံ
 အာနိသံသံ-အဘယ်အကျိုးထူးကို၊ လဘတိ-ရနိုင်သနည်း၊ ဂေနစိ-တစ်စုံ
 တစ်ယောက်သော၊ မနုဿဘူတေန-လူဖြစ်၍ဖြစ်သော၊ ပစ္စတ္ထိဂေန-ဆန့်ကျင်
 ဘက်ကို အလို့ရှိသော မထင်ရှားသောရန်သူသည်လည်းကောင်း၊ ပစ္စာမိတ္တေန-
 ဆန့်ကျင်ဘက်ရန်သူဖြစ်သော ထင်ရှားသောရန်သူသည်လည်းကောင်း၊ အက္ခမ္ဘိ-
 ယော-မထားမြစ် မကန့်ကွက် မနှောင့်ယှက်အပ်နိုင်သည်၊ ဝါ-မနှင်ထုတ်အပ်နိုင်
 သည်၊ ဝါ-မတုန်လှုပ်စေအပ်နိုင်သည်၊ ဟောတိ-၏၊ ရာဇာ-သည်၊ သမာနော-
 သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-ရနိုင်၏၊ ခေါပန - ထိုသို့မဟုတ်၊
 အဂါရသွာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ သစေပဗ္ဗဇတိ-အံ၊ ဧဝံ ပဗ္ဗဇန္တေ-
 သော်၊ ဝိဝဇ္ဇန္တေ-သည်၊ ဟုတော-၍၊ လောကေ-၌၊ အရဟံ-သော၊ သမ္မာ
 သမ္ဗုဒ္ဓေါ-သည်၊ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ကိံ အာနိ-
 သံသံ-ကို၊ လဘတိ-နည်း၊ အဗ္ဘန္တရေဟိ-အတွင်း၌ဖြစ်ကုန်သော၊ ပစ္စတ္ထိဂေဟိ
 ဝါ- တို့သည် သော်လည်းကောင်း၊ ပစ္စာမိတ္တဟိ ဝါ-တို့သည်သော် လည်း
 ကောင်း၊ ဗဟိရေဟိ-အပ၌ဖြစ်ကုန်သော၊ ပစ္စတ္ထိဂေဟိ ဝါ-တို့သည်သော်
 လည်းကောင်း၊ ပစ္စာမိတ္တဟိဝါ-တို့သည်သော်လည်းကောင်း၊ အက္ခမ္ဘိယောဒိ
 အပ်နိုင်သည်၊ ဟောတိ-၏၊ ရာဂေနဝါ-ရာဂသည်သော် လည်းကောင်း၊
 ဝေဒါသေနဝါ-ဝေဒါသည်သော်လည်းကောင်း၊ မောဟေနဝါ-မောဟသည်

သော်လည်းကောင်း၊ သမဏေနဝါ-ရဟန်းသည်သော်လည်းကောင်း၊ ဗြာဟ္မဏေနဝါ-ပုဏ္ဏားသည်သော်လည်းကောင်း၊ ဒေဝေနဝါ-နတ်သည်သော်လည်းကောင်း၊ မာရေနဝါ-မာရ်သည်သော်လည်းကောင်း၊ ဗြဟ္မာနာဝါ-ဗြဟ္မာသည်သော်လည်းကောင်း၊ လောကသ္မိ-လောက၌၊ ကေနစိဝါ-တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်သော်လည်းကောင်း၊ အက္ခမ္ဘိယော-အပ်နှံသည်၊ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-ရရှိ၏၊ ဘဂဝါ-သည်၊ တေမတ္ထံ-ဤသုပ္ပတိဋ္ဌိတပါဒတာ ဟူသော လက္ခဏာကို ရခြင်း၏အကြောင်းဖြစ်သော ကမ္မ ကမ္မသရိက္ခက လက္ခဏာ လက္ခဏာနိသံသဟူသော အကြောင်းကို၊ အဝေဂါစ-မူပြီ။

၂၀၃။ တတ္ထတသ္မိံ ဝိဘာဂေ-ထိုကမ္မ ကမ္မသရိက္ခက လက္ခဏာ လက္ခဏာနိသံသဟူ၍ သိမှတ်အပ်သော ဝေဖန်အပ်သောအနက်၌၊ အပရံ-စာစ်ပါးသော၊ တေ ဂါထာပဒံ-ဤဂါထာပုဒ်ကို၊ ဓမ္မဘဏ္ဍာဂါရိကေန-တရားတည်း ဟူသော ဘဏ္ဍာတိုက်စိုး ဖြစ်တော်မူသော၊ အာယသ္မတာ အာနန္ဒတ္ထေရေန - သည်၊ ဝုစ္စတိ-ဆိုအပ်၏၊ ကိံ-သို့၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-မြတ်သောယောကျ်ားသည်၊ ဝါ-ယောကျ်ားမြတ်သည်၊ သစ္စေ-ဝစီသစ္စာ၌လည်းကောင်း၊ ဝါ-မှန်ကန်သောဆုံးဖြတ်ခြင်း၌ လည်းကောင်း၊ ဓမ္မစ-ဆယ်ပါးသော ကုသိုလ်ကမ္မပထတရား၌ လည်းကောင်း၊ ဒမေစ-ဣန္ဒြေတို့ကို ဆုံးမခြင်း၌လည်းကောင်း၊ သံယမေစ-ငါးပါးသီလ၊ ဆယ်ပါးသီလ၊ စဇာပါရိသုဒ္ဓိသီလကို စောင့်ရှောက်ထိန်းသိမ်းခြင်း၌ လည်းကောင်း၊ သောစေယျသီလာလယုပေါသထေသုစ-ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ တို့၏ စင်ကြယ်သည်၏အဖြစ်၊ သမဏဝိပဿနာတို့၏ တည်ရာဖြစ်၍ ဖြစ်သော သီလ၊ ဥပုသ်နေ့၌ စောင့်သုံးအပ်သောဥပုသ်ကို စောင့်သုံးခြင်းတို့၌ လည်းကောင်း၊ ဒါနေစ-ပေးလှူခြင်း၌လည်းကောင်း၊ အဟိံသာယစ-သတ္တဝါတို့ကို မညှဉ်းဆဲ မနှိပ်စက်ခြင်း၌လည်းကောင်း၊ ဝါ-သတ္တဝါတို့ကို မညှဉ်းဆဲ မနှိပ်စက်ကြောင်း ဖြစ်သော ကရုဏာ၊ ကရုဏာနှင့် ဗြဟ္မဝိဟာရခြင်းတူသည်ဖြစ်၍ လက္ခဏာဟာရနည်းအားဖြင့်ယူအပ်သော မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာ၌ လည်းကောင်း၊ အသာဟသေစ-နိုင်ထက်ကလူ မပြုခြင်း၌ လည်းကောင်း၊ ရတော-မေ့လျော်တော်မူသည်၊ ဟုတော-ဖြစ်တော်မူ၍၊ သမတ္ထံ-အလုံးစုံသောကျင့်ဝတ်ကို၊ ဒဠ်-တင်းကျပ်မြဲမြံစွာ၊ သမာဒါယ-ကောင်းစွာယူ၍၊ ဝါ-ဆောက်တည်၍၊ အစရိ-ကျင့်တော်မူပြီ။

သော မဟာပုရိသော-သည်၊ တေန ကမ္မေန-ထိုကံဖြင့်၊ ဒီဝံ-နတ်ပြည်သို့၊ သမက္ကမိ- ကောင်းစွာ ကြံသွားတော်မူပြီ၊ သုခဉ္စ- ချမ်းသာကို လည်းကောင်း၊

ခိန္နာရတိယော စ-မြူးထူး ပျော်ပါး ကစားခြင်း၊ မေ့လျော့ခြင်းတို့ကို လည်းကောင်း။ * ၁ အံန္တတိ+အနု အဘိ- ခံစားတော်မူရပြီ၊ မဟာပုရိသော-သည်၊ တတော ဒီဝတော-ထိုနတ်ပြည်မှ၊ စဝိတော-စုတေတော်မူ၍၊ ပုန-နောက်ထပ် တစ်ဖန်၊ ဣမ ဣမသ္မိံ မနုဿလောကေ-ဤလူ့ပြည်သို့၊ အာဂတော-ရောက်လာ တော်မူသည်၊ သမာနေဒ-သော်၊ သမေဟိ-ညီညွတ်ကုန်သော၊ ပါဒေဟိ-ခြေ တော်တို့ဖြင့်၊ ဝသန္တရံ-ရတနာကိုဆောင်တတ်သောမြေအပြင်ကို၊ ဖုသိ-ထိတော် မူနိုင်ပြီ၊ ဝါ-နင်းတော်မူနိုင်ပြီ။

* ၂ ဝေယျဉ္စနိကာ-လက္ခဏာကို ဖတ်တတ်ကြကုန်သော၊ ဝါ-နိမိတ်ဖတ် ဖတ်ကြကုန်သော၊ သမာဂတာ-ကောင်းစွာ လာကြကုန်သော၊ ပြာဟ္မဏာ- ပုဏ္ဏားတို့သည်၊ ဗျာကံသု-နိမိတ်ဖတ်ကြကုန်ပြီ၊ ကိံ-သို့၊ ဗျာကံသု-ကုန်သနည်း၊ သမပုတိဋ္ဌဿ-ကောင်းစွာ အညီအမျှတည်သော ခြေရှိတော်မူသော၊ မဟာ- ပုရိသဿ-အား၊ ဝါ-ကို၊ ဝါ-သည်၊ ဂိဟိဿ ဝါ-သည်သော် လည်းကောင်း၊ ပဗ္ဗဇိတဿ ဝါ-သည်သော် လည်းကောင်း၊ သမာနဿ-သော်၊ ဂိဟိဿ ဝါ- လှူ၏သော် လည်းကောင်း၊ ပဗ္ဗဇိတဿ ဝါ-ရဟန်း၏သော် လည်းကောင်း၊ (ဥဘယာပေက္ခနည်း။) ပုန-စင်စစ်ကေန အမှန်အားဖြင့်၊ ခမ္ဘနာ-တားမြစ် ကန်ကွက် နှောင့်ယှက်နိုင်သည်၊ ဝါ-နှင်ထုတ်နိုင်သည်၊ ဝါ-တုန်လှုပ်စေနိုင် သည်၊ န ဟောတိ-မဖြစ်၊ ဣတိ-သို့၊ ဗျာကံသု-ကုန်ပြီ၊ တံလက္ခဏံ-ထိုသုပုတိ ဌိတပါဒတာ-ဟူသော လက္ခဏာသည်၊ တဒတ္ထ ဇောတကံ-ထို အက္ခမ္ဘနိယတာ-

* မှတ်ချက်။ ။(၁) အံန္တတိ ဝါထာ သုခတ္ထံ အကာရံ သာနုနာကိကံ ကတော ပုတ္တံ-ဟု ဋီကာ၌ ဆိုသောကြောင့် အ-သရ၌ နိဂ္ဂဟိတ်နှင့် အံ န္တတိ-ဟု ရှိမှ ဋီကာနှင့် ညီမည်။

* မှတ်ချက်။ ။(၂) ဤအရာ၌ ဗျာကံသု ဝေယျဉ္စနိကာ-ဟု တာလုဇ ပဌမက္ခရာစနှင့် အချို့ မူတို့၌ ပါဠိရှိကြ၏။ ရှိတိုင်လည်း နေရင်းမူနိဿယ၌ ယောဇနာ၏။ ဝေယျဉ္စ နိကာတိ လက္ခဏပါဌကာ-ဟူသော အဋ္ဌကထာပါဠိ၊ ဗျဉ္စနာနိ လက္ခဏာနိ အာစိက္ခန္တိ တိ ဝေယျဉ္စနိကာ-ဟူသော ဋီကာပါဠိကို ထောက်သော် တာလုဇ ပဌမက္ခရာ စ-နှင့် ဝေယျဉ္စနိကာဟု ရှိသောပါဠိကို ပါဠိဖျက်ဟု မှတ်ရမည်။ ဝေယျဉ္စနိကာ ပုဒ်ကိုလည်း ဝေယျာကရဏိကော-ပုဒ်ကဲ့သို့ ရုပ်စီရင်ရမည်။ စီရင်ဟန်ကား-ဗျဉ္စနာနိ အာစိက္ခန္တိ- အနက်၌ “တမမိ တေန ကတာဒိသန္ဓဓာန နိယောဂ သိပ္ပံ ဘဏ္ဍ ဇီဝိကတ္ထေသုစ” ကစည်းသုတ်ဖြင့် အာစိက္ခန္တိအနက်၌ ဣကပစ္စည်းသက်၊ တေသံ ဝိဘတ္တိယော ဇော ပါစ-သုတ်ဖြင့် တဒ္ဓိတ်ဝိဘတ်ကိုချေ၊ တေသံ-သဒ္ဓါဖြင့် အာစိန္တိ-ပုဒ်ကိုချေ၊ တေသံ ကော လောပံ-သုတ်ဖြင့် ဣ-အနုဗန်ကိုချေ၊ ဗျဉ္စနကို ဝိအဉ္စနဟု ပုဒ်ဖြတ်၊ ဝိ-ခွင်း၊ ဣဝဏ္ဏော ယံ နဝါ-သုတ်ဖြင့် နောက် အ-သရကြောင့် ဣ-ကို ယ-ပြု၊ မာယုနမာဂမော ဌာနေ-သုတ်ဖြင့် ဣ-သရ၏ ဇေ-ပုဒ်ကို တားမြစ်၍၊ ပုဒ်အရာ၌ ဇေ-အက္ခရာလာ၊ ဝ-သို့ ကပ်၊ ယ-အသိုက်ပ်၊ န-ဣသိုက်ပ်၊ ဝေယျဉ္စနိကာ-ပြီး၏။ ဤသို့ရုပ်စီရင်ရမည်။ “ဌာနေ သဒ္ဓါ အဓိကာကြောင့် နှစ်ဖြာ ဣ-ဥ ယ-ဝပြု၍ နှစ်ခုရှေ့မှာ ဇေ-ဩလာ မာယူသုတ်၏ အရာတည်း”။ ဤနိယံသစ်နှင့်အညီ ရုပ်စီရင်ရမည်။

ဟူသော အကျိုးကို ထွန်းပြတတ်သည်။ ဘဝတိ-၏၊ အဂါရံ-အိမ်၌၊ အာဝသံ-
 ပိုင်းခြား၍နေသော၊ မဟာပုရိသော-သည်။ ဝါ-ကို၊ အက္ခမ္ဘိယော-အပ်နိုင်
 သည်။ ပရာဘိဘူ-တစ်ပါးသော သတ္တဝါတို့ကို လှမ်းမိုးတော်မူနိုင်သည်။ သတ္တု
 တိ-ရန်သူတို့သည်။ နပုမဒ္ဒနော- မလှမ်းမိုးအပ်နိုင်သည်။ ဟောတိ-၏၊ ဣ
 ဣမသ္မိံ လောကေ-ဤ လူ့ပြည်၌၊ မနုဿ ဘူတေန-လူတို့၌ဖြစ်သော၊ ဝါ- လူ
 အဖြစ်သို့ရောက်သော၊ ဝါ-လူဖြစ်၍ဖြစ်သော၊ ကေနစိ-တစ်စုံတစ်ယောက်သော
 သတ္တဝါသည်။ တဿကမ္မုနော-ထို အားထုတ်အပ်ပြီးသော ဒါနု သီလ အစရှိ
 သောကံ၏၊ ဖလေန-အကျိုးဖြင့်၊ ဝါ-ကြောင့်၊ အက္ခမ္ဘိယော-မတုန်လှုပ်စေအပ်
 နိုင်သည်။ ဟောတိ-၏၊ စ-သို့မဟုတ်၊ တာဒိသော-ထို ကြီးကျယ်များမြတ်
 ပူဇော်အပ်သောရှေးဘုရားလောင်းတို့ကဲ့သို့ ရှုအပ်သောသဘောရှိတော်မူသော၊
 မဟာပုရိသော-သည်။ နေက္ခမ္မုဆန္ဒာဘိရတော-ကာမမှထွက်မြောက်ကြောင်းဖြစ်
 သော ရဟန်းပြုလိုခြင်းဆန္ဒ၌မွေ့လျော်တော်မူသည်။ ဝိစက္ခဏော-ကြောင်းကျိုး
 နှစ်တန် လမ်းအမှန်ကို ကောက်ထောက်လှမ်း စုံစမ်းဆင်ခြင် မြော်မြင်တတ်သော
 ပညာရှိတော်မူသည်။ ဟုတုဒ-မူ၍၊ ပဗ္ဗဇ္ဇံ-ရှင်ရဟန်းအဖြစ်သို့၊ သစေ ဥပေတိ-
 အကယ်၍ကပ်ရောက်ခဲ့အံ့၊ ဝေဥပေဇ္ဇေ-ဤသို့ကပ်ရောက်ခဲ့သည်ရှိသော်၊ အဂ္ဂေါ-
 မြတ်တော်မူသော၊ နရုတ္တမော-လူတို့ထက် မြတ်တော်မူသော၊ ဝါ- လူတို့တွင်
 မြတ်တော်မူသော၊ သော မဟာပုရိသော-သည်။ ဇာတု-စင်စစ်ကေန အမှန်
 အားဖြင့်၊ ခမ္ဘန္တံ-တားမြစ်နှောင့်ယှက် ကန်ကွက်ခြင်းသို့၊ န ဂစ္ဆတိ-မရောက်
 နိုင်၊ ကသ္မာ-ကြောင့်၊ အဂ္ဂေါ- သော၊ နရုတ္တမော-သော၊ မဟာပုရိသော-
 သည်။ ဇာတု-အားဖြင့်၊ ခမ္ဘန္တံ-သို့၊ န ဂစ္ဆတိ-နည်း၊ ဟိ ယသ္မာ-ကြောင့်၊
 သော-ဤသို့ ရန်သူအပေါင်းတို့၏ မလှုပ်ရှားစေနိုင်သည်၏ အဖြစ်သည်။ တဿ
 မဟာပုရိသဿ- ၏၊ တဿ မဟာပုရိသ လက္ခဏဿ- ထို ဆုပွဲတို့တပါဒတာ
 ဟူသော မြတ်သောယောက်ျားကို မှတ်ကြောင်းဖြစ်သောလက္ခဏာ၏၊ (တဿ
 ကို တန္တနည်းပြု၍ နှစ်ထပ်ကောက်သည်။) ဓမ္မတာ-သဘောတံထွာ ဓမ္မတာ
 ပေတည်း၊ ဣတိ တသ္မာ- ကြောင့်၊ အဂ္ဂေါ-သော၊ နရုတ္တမော-သော၊ သော
 မဟာပုရိသော-သည်။ ဇာတု-အားဖြင့်၊ ခမ္ဘန္တံ-သို့၊ န ဂစ္ဆတိ-နိုင်၊ ဣတိ-သို့၊
 ဝိစ္ဆတိ-အပ်၏။

ပါဒတလစက္ကလက္ခဏံ(၂)

၂၀၄။ ဘိက္ခဝေ-တို့၊ ဓာထာဂတော-သည်။ ပုရိမံ-သော၊ ဇာတိ-၌
 လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-ပတ်လုံးလည်း
 ကောင်း၊ ပုရိမံ-သော၊ နိကေတံ-ပတ်လုံးလည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿ
 ဘူတော-သည်။ သမာနော-သော်၊ ဗဟုဇနဿ-များစွာသော လူအပေါင်း၏၊
 သုခါစဟော-ချမ်းသာကိုဆောင်သည်။ ယမ္ပိအဟောသိ- အကြင်လည်း ဖြစ်မြို့၊

ဥဗ္ဗေဂဥတ္တာသဘာဝံ-ဥဗ္ဗေဂဘော၊ ဥတ္တာသဘောကို၊ ဝါ-ခိုးသူ မှင်း၊ ရန်သူမှ ဖြစ်သော ထိတ်လန့်ခြင်းဘေး၊ တမုဟုတ်ခြင်းဖြစ်သော ဆင်ကြမ်း မြင်းကြမ်း မြေတီလူး အစရှိသည်တို့ကို စွဲ၍ဖြစ်သော ကြောက်လန့်ခြင်းဘေးကို၊ အပ- နဒိတာစ-ပယ်ဖျောက်တတ်သည် လည်းကောင်း၊ ဓမ္မိကံ-တရားရှိသော၊ ဝါ- တရား၌ယှဉ်သော၊ ဝါ-တရားအားလျော်သော၊ ရက္ခာဝရဏဂုတ္တိ-စောင့် ရှောက်ခြင်း၊ တားမြစ်ကန့်ကွက်ခြင်း၊ လုံခြုံစေခြင်းကို၊ သံဝိဓာတာစ-စီရင် တတ်သည်လည်းကောင်း၊ ယမ္မိအဟောသိ-ပြီ၊ သပရိဝါရံ-အခြံအရံနှင့်တကွ ဖြစ်သော၊ ဒါနဉ္စ-ဒါနကိုလည်း၊ ယမ္မိအဒါသိ-အကြင်လည်း ပေးလှူပြီ၊ သော တထာဂတော-သည်၊ တဿ ကမ္မဿ-ထိုသပရိဝါရဒါနကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ- ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရိ-၌၊ သုဂတိ-သော၊ သဂ္ဂိ- သော၊ လောကံ-သို့၊ ဥပပဇ္ဇတိ-၏၊ (ပေယျာလံကို ပထမစက္ကဝါရကဲ့သို့ ဖော်၍ ယောဇနာရမည်။) ။ပ။ သော တထာဂတော-သည်၊ တတော လောကတော- မှ၊ စုတော-သည်၊ သမာဇော-သော်၊ ဣတ္ထတ္တံ-သို့၊ အာဂတော-သည်၊ သမာ- ဇော-သော်၊ ဟေဋ္ဌာပါဒတလေသု-အောက်ခြေဖဝါး အပြင်တို့၌၊ သဟဿာ ရာနိ-တစ်တောင်သောအကန်ရှိကုန်သော၊ ဝါ-တစ်ထောင်သော ထောက်ဆံ ရှိကုန်သော၊ သနေမိကာနိ-အကုန်နှင့်တကွ ဖြစ်ကုန်သော၊ ဝါ-တံကုန်နှင့် တကွ ဖြစ်ကုန်သော၊ သနာဘိကာနိ-ချက်နှင့်တကွဖြစ်ကုန်သော၊ ဝါ-ပုံးတေခင်းနှင့် တကွ ဖြစ်ကုန်သော၊ သဗ္ဗာကာရပရိပူရာနိ-အလုံးစုံသော ကောင်းသောအခြင်း အရာတို့ဖြင့် ပြည့်ကုန်သော၊ သုဝိဘတ္တန္တရာနိ-ကောင်းစွာ ဝေဖန်အပ်သော အပေါက်အကြားရှိကုန်သော၊ ဝါ-ကောင်းစွာ ဝေဖန်အပ်သော အပိုင်း အခြားရှိကုန်သော၊ စက္ကာနိ-စက်ဘီးတို့သည်၊ ဇာတာနိ-ဖြစ်ကုန်သည်၊ ဟောန္တိ- ကုန်၏၊ ဣတိဣမံ မဟာပရိသံသကဏ္ဍကံ-ကို၊ ပဋိလဘတိ-၏၊ တေန လက္ခဏေန- ထိုစက်လက္ခဏာနှင့်၊ သမန္နာဂတော-သော၊ သော တထာဂတော - သည်၊ အဂါရံ-၌၊ သစေ အဇ္ဈာဝသတိ-အံ၊ ဧဝံ အဇ္ဈာဝသဇ္ဇန္တ-သော်၊ စက္ကဝတ္တိ- သော ။ပ။ သတ္တရတနသမန္နာဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-၏ ။ပ။ ရာဇာ-သည်၊ သမာဇော-သော်၊ ကိံ အာနိသံသံ-ကို၊ လတတိ-နည်း၊ မဟာ- ပရိဝါရော-များသောအခြံအရံ ရှိသည်၊ ဟောတိ-၏၊ အဿရညော-၏၊ ပရိ- ဝါရာ-အခြံအရံဖြစ်ကုန်သော၊ နေဂမ ဇာနပဒါ-နိဂုံး၌နေကုန် ဇနပုဒ်၌နေကုန် သော၊ မြာဟ္မဏဂဟပတိကာ-ပုဏ္ဏား၊ အိမ်ရှင်သူကြွယ်တို့သည်လည်းကောင်း၊ ဂဏကမဟာမတ္တာ-မင်း၏ အဖြစ်အပျက်ကို မှန်ကန်စွာရေးတတ်သော စာရေး အမတ်၊ ဇာတ်အမျိုး အကြား အမြင် အကျင့် အစရှိသည်တို့၏ အစွမ်းအား ဖြင့် များသော အတိုင်းအရှည်ရှိသော အမတ်တို့ သည် လည်း ကောင်း၊ အနိ- ကဋ္ဌာ- ဆင် အ ပေါင်း၊ မြင်းအပေါင်း၌တည်သော ဆင်ဆရာ၊ မြင်းဆရာ အစ

ဝှိုသည့်တို့သည် လည်းကောင်း၊ ဒေါဝါရိကဒ-တံခါးစောင့်တို့သည် လည်းကောင်း၊ အမဇ္ဈာ-ဘက္ခ ဖြစ်ဖော်ဖြစ်ဖက် ဖြစ်ကြကုန်သော ရဲဘော် အမတ်ကြီးတို့သည် လည်းကောင်း၊ ပါရိသဇ္ဇာ-ပရိသတ်၌ ဖြစ်သော မင်းချင်းယောက်ျားတို့သည် လည်းကောင်း၊ ရာဇာနေခ-အဘိသိက် သွန်းလောင်းအပ်ပြီးသော မင်းတို့သည် လည်းကောင်း၊ ဘောဂိယာ-ရွာစားတို့သည် လည်းကောင်း၊ ကုမာရာ-မင်းသားတို့သည် လည်းကောင်း၊ မဟာ-များကုန်သည်၊ ဟောန္တိ-ကုန်၏၊ ရာဇာ-သည်၊ သမာနေခ-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဇာတိ-၏၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ သဗ္ဗေပဗ္ဗဇတိ-အံ၊ ဝေပဗ္ဗဇန္တေ-သော်၊ ဝိဝဋ္ဌန္တဒေါ-သည်၊ ဟုတော-၍၊ လောကေ-၌၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-သည်၊ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်၊ သမာနေခ-သော်၊ ကိံ အာနိသံသံ-ကို၊ လဇာတိ-နည်း၊ မဟာပရိဝါရော-သည်၊ ဟောတိ-၏၊ အဿ-၏၊ ပရိဝါရ-ကုန်သော၊ ဘိက္ခု-၊ ရဟန်းယောက်ျားတို့ သည်လည်းကောင်း၊ ဘိက္ခုနိယေခ-ရဟန်းမတို့သည်လည်းကောင်း၊ ဥပါသကာ-သီတင်းသည် ဒါယကာတို့သည်လည်းကောင်း၊ ဥပါသိကာယော--သီတင်းသည်ဒါယိကာမတို့ သည်လည်းကောင်း၊ ဒေဝါ-နတ်တို့ သည်လည်းကောင်း၊ မနုဿခ-လူတို့သည်လည်းကောင်း၊ အသုရာ-အသုရာ တို့သည် လည်းကောင်း၊ နဂါ-နဂါးတို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗာ-ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊ မဟာ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဗုဒ္ဓေါ-သည်၊ သမာနေခ-သော်၊ ဣဒံအာနိသံသံ-ကို၊ လဇာတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထံ-စက်လက္ခဏာကိုရခြင်း၏အကြောင်း ဖြစ်သော ကမ္မ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ ဟူသော ဤ အကြောင်းကို၊ အစေဝါစ- မူပိ။

၂၀၅။ တတ္ထတသ္မိံဝိဘာဂေ-ကမ္မ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ ဟူ၍ သိအပ်သော ထိုဝေဖန်အပ်သောအနက်၌၊ အပရံ-တစ်ပါးသော၊ တေဂါယာမဒံ-ဤတဒတ္ထပရိဒ္ဓိပနဂါယာပုဒ်ကို၊ အာယသ္မတာအာနန္ဒတ္ထေရေန-သည်၊ ဝုစ္စတိ-အပ်၏၊ ကိံ-သို့၊ ဝုစ္စတိ-သနည်း။

မဟာပုရိသော-သည်၊ ပုရေ-ရှေးဘဝ၌ လည်းကောင်း၊ ပုရတ္တာ-ရှေးဖြစ်သော ဘဝ၌လည်းကောင်း၊ ပုရိမာသု-ရှေးဖြစ်ကုန်သော၊ ဇာတိသု-ဘဝတို့၌ လည်းကောင်း၊ (တစ်နည်း) ပုရေ-ရှေးဘဝ၌လည်းကောင်း၊ ပုရတ္တာ-အထူးသဖြင့် ရှေးဖြစ်သောဘဝ၌ လည်းကောင်း၊ ပုရိမာသု-ကုန်သော၊ ဇာတိသု-တို့၌လည်းကောင်း၊ မနုဿဘူတော-လူတို့၌ဖြစ်တော်မူသည်၊ သမာနေခ-သော်၊ ဗဟုန္တိ-များစွာကုန်သောလူတို့၏၊ သုခါဝဟော-ချမ်းသာကို ဆောင်တတ်သည် လည်းကောင်း၊ ဥဗ္ဗေဂ ဥတ္တာသဘယာပန္နဒါနော-ဥဗ္ဗေဂဘေး၊ ဥတ္တာသဘေး၊

ကို ပယ်ဖျောက်တတ်သည်လည်းကောင်း၊ ဝါ-ခိုးသူ မင်း၊ ရန်သူမှ ဖြစ်သော လန့်ထိတ်ခြင်းဘေး၊ တစ်မဟုတ်ချင်း ဖြစ်သော ဆင်ကြမ်း၊ မြင်းကြမ်း၊ မြေ၊ ဘီလူး အစရှိသည်တို့ကို စွဲ၍ဖြစ်သော ကြောက်လန့်ခြင်းဘေးကို ပယ်ဖျောက် တတ်သည်လည်းကောင်း၊ ဂုဏ်သု-လုံခြုံစေခြင်းတို့၌လည်းကောင်း၊ ရက္ခာဝရ-ဏေသု-စောင့်ရှောက်ခြင်း၊ ပိတ်ဆို့ တားမြစ်ခြင်းတို့၌ လည်းကောင်း၊ ဥဿု-ကော-အားထုတ်တော်မူတတ်သည်လည်းကောင်း၊ အဟောသိ-မူပြီ။

☸ သောမဟာပုရိသော-သည်၊ တေနကမ္မေန-ဖြင့်၊ ဒိဝံ-သို့၊ သမက္ခမိ-မူရိပြီ၊ သုခဉ္စ-ကိုလည်းကောင်း၊ ခိဉ္စာရတိယောစ-တို့ကိုလည်းကောင်း၊ အံန္ဓဘိ+အနု အဘိ-ရပြီ၊ မေသာမဟာပုရိသော-သည်၊ တတော ဒိဝတော-မှ၊ စဝိတုဒ-မူခဲ၍၊ ဣဓဣမသ္မိံ လောကေ-သို့၊ ပုန-ဖန်၊ အာဂတော-ပြန်လာတော်မူသည်၊ သမာ-နော-သော်၊ ဒုဝေသု-နုစိဘက်ကုန်သော၊ ပါဒေသု-ခြေတော်တို့၌၊ သမန္တ-နေမိနိ-ထက်ဝန်းကျင်၌ အကွပ်ရှိကုန်သော၊ ဝါ-ထက်ဝန်းကျင်၌ တံကူရှိကုန် သော၊ သဟဿာရာနိ-တစ်ထောင်သော အကန်ရှိကုန်သော၊ ဝါ-တစ်ထောင် သော တောက်ဆံ့ရှိကုန်သော၊ စက္ကာနိ-စက်ဘီးတို့ကို၊ ဝိန္ဒတိ-ရတော်မူ၏။

ဝေယျဉ္စနိကာ-ကုန်သော၊ သမာဂတာ- ကုန်သော၊ ပြာဟ္မဏာ- တို့သည်၊ သတပုညလက္ခဏံ-အရာ မက များသော ကောင်းမှုတော်ကြောင့် ဖြစ်သော လက္ခဏာရှိတော်မူသော၊ ကုမာရံ-မင်းသားကို၊ ဒိသွာ-မြင်ကြရကုန်၍၊ ဗျာကံ- သု-ကုန်ပြီ၊ ကိံ-သို့၊ ဗျာကံသု-ကုန်သနည်း၊ အယံကုမာရော-ဤမင်းသားသည်၊ ပရိဝါရဝါ-များသော အခြံအရံ ရှိတော်မူသည်၊ သတ္တုမဒ္ဒနော-ရန်သူတို့ကို လှမ်းမိုးနှိမ်နင်းတော်မူနိုင်သည်၊ ဟေဿတိ-ဖြစ်လိမ့်လတ္တံ့၊ ကသွာ-ကြောင့်၊ အယံကုမာရော-သည်၊ ပရိဝါရဝါ-သည်၊ သတ္တုမဒ္ဒနော-သည်၊ ဟေဿတိ- နည်း၊ ဟိယသွာ-ကြောင့်၊ တဿကုမာရဿ-၏၊ ပါဒေသု-တို့၌၊ ဇာတာနိ- ဖြစ်ကုန်သော၊ (ထည့်စပ်) စက္ကာနိ-စက်ဘီးတို့သည်၊ သမန္တနေမိနိ-ထက်ဝန်း ကျင်၌ အကွပ်ရှိကုန်သည်၊ ဝါ-ထက်ဝန်းကျင်၌ တံကူရှိကုန်သည်၊ ဟောန္တိ- ကုန်၏၊ တဿာဟသွာ-ကြောင့်၊ အယံကုမာရော-သည်၊ ပရိဝါရဝါ-သည်၊ သတ္တုမဒ္ဒနော-သည်၊ ဟေဿတိ-လတ္တံ့။

တာဒိသော-ထိုရှေးဘုရားအလောင်းတို့ကဲ့သို့ ရှုအပ်သော သဘောရှိတော် မူသော၊ ကုမာရော-သည်၊ ပဗ္ဗဇ္ဇံ-သို့၊ သစေ န ဥပေတိ-အကယ်၍မကပ်ရောက် ခဲ့အံ့၊ ဝေံအနုပေန္တေ-သော်၊ စက္ကံ-စကြာရတနာကို၊ ဝတ္ထတိ-ဖြစ်စေနိုင်လိမ့် လတ္တံ့၊ ဝါ-လည်စေနိုင်လိမ့်လတ္တံ့၊ ပထဝီ-မြေအပြစ်ကို၊ ဝါ-တစ်မြေထောင် လုံးကို၊ ဝါ-တစ်မြေထောင်လုံးရှိ သတ္တဝါအပေါင်းကို၊ ပသာသတိ-ဆုံးမနိုင်

လိမ္မိလတ္တံ၊ ဣဓဏ္ဍမသ္မိံ လောကေ-ဉ္စ၊ ခတ္တိယာ-မဓိတို့သည်၊ တဿ ရညော-
 ထိုမင်း၏အလိုသို့၊ အနုယန္တော-အစဉ်လိုက်ကြရကုန်သည်၊ ဘဝန္တိ-ကုန်လိမ္မိလတ္တံ၊
 မဟာယသာ-များသော အရိန်အစော် အကျော်အစော အခြံအရံ ရှိကြကုန်
 သော၊ သတ္တဝ-သတ္တဝါတို့သည်၊ နံဗ္ဗဇာနံ-ထိုမင်းကို၊ သမ္ပရိဝါရယန္တိ-ခြံရံ
 ကြရကုန်လိမ္မိလတ္တံ။

စ-သို့မဟုတ်၊ တာဒိသော-သော၊ ကုမာရော-သည်၊ နေက္ခမ္မဆန္ဒာဘိရ-
 တော-မူသည်၊ ဝိစက္ခဏော-မူသည်၊ ဟုတော-၍၊ ပဗ္ဗဇံ-သို့၊ သစ္စေဥပေတိ-မူခဲအံ၊
 ဝေဉ္စပေန္တေ-သော်၊ မဟာယသာ-များသော အရိန်အစော် အကျော်အစော
 အခြံအရံရှိကြကုန်သော၊ ဒေဝါ-နတ်တို့သည် လည်းကောင်း၊ မနုဿာသုဏ္ဏ-
 သက္ကရက္ခသာ-လူ၊ အသုဏ္ဏ၊ သိကြား၊ ရက္ခိသ်တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗနာဂါ-
 ဂန္ဓဗ္ဗနတ်၊ နဂါးတို့သည်လည်းကောင်း၊ ဝိဟံဂါ-ငှက်တို့သည်လည်းကောင်း၊
 စတုပ္ပဒါ-အခြေလေးချောင်းရှိသော သားအပေါင်းတို့ သည် လည်းကောင်း၊
 အနုတ္တရံ-အတုမရှိမြတ်သော၊ ဒေဝမနုဿပူဇိတံ-နတ် လူ တို့သည် ပူဇော်အပ်
 သော၊ နံကုမာရံ-ထိုမင်းသားကို၊ သမ္ပရိဝါရယန္တိ-ကုန်လိမ္မိလတ္တံ၊ ဣတိ-သို့၊
 ဗျာကံသု-ကုန်ပြီ၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

အာယတပဏိတဒိတိလက္ခဏံ (၃-၅)

၂၀၆။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိံ-
 လည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌လည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-
 လည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ ပါဏာတိ-
 ပါတံ-ပါဏာတိပါတကို၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိ
 တိန္ဒြေကို လျင်စွာချခြင်းကို၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့်
 ဇီဝိတိန္ဒြေကို လျင်စွာ ချကြောင်း ဖြစ်သော စေတနာကို၊ ပဟာယ-ပယ်၍၊
 ပါဏာတိပါတာ-မှ၊ ပဋိဝိရတော-အသီးအသီးကင်းလျက် ရှောင်ကြဉ်သည်၊
 ယမ္ပိအဟောသိ-အကြင်လည်း ဖြစ်ပြီ၊ နိဟိတဒဏ္ဍော-ချထားအပ်သော တုတ်
 လှံတံရှိသည်၊ နိဟိတသဏ္ဍော- ချထားအပ်သော ခား လက်နက် ရှိသည်၊ လဇ္ဇိ-
 မကောင်းမှုမှ ရှက်ခြင်းအလေ့ရှိသည်၊ ဒယာပန္နော-သနားခြင်းသို့ရောက်သည်၊
 သဗ္ဗပါဏဘူတဟိတာနုကမ္ပိ-အလုံးစုံ ဝင်သက် ထက်သက်ရှိသောသတ္တဝါ၊ ဖြစ်
 ပြီး ဖြစ်ဆဲဖြစ်သော သတ္တဝါတို့ကို အစီးအပွားဖြင့် အစဉ်သနားစောင့်ရှောက်
 ချီးမြှောက်ထောက်ပံ့လေ့ရှိသည်၊ ဟုတော-၍၊ ယမ္ပိ အဟောသိ- အကြင်လည်း
 နေပြီ၊ သော တထာဂတော-သည်၊ တဿကမ္မဿ-ထိုပါဏာတိပါတဝိရတိကံ၏၊
 ဝါ-ကို၊ ကဋတ္တာ-ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပု-
 လတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ မရံ-၌၊ သုဂတိံ-

သော၊ သဏ္ဍိ-သော၊ လောကံ-၌၊ ဥပမဇ္ဇတိ-၏။ ပ ။ သော တထာဂတော-
သည်၊ တတော လောကတော-မှ၊ စုတော-သည်၊ ဟုတော-၌၊ ဣတ္ထတ္ထိ-သို့၊
အာဂတော-သည်၊ သမာနော-သော်၊ အာယတပဏိစ-ရှည်လျား ပြန့်ပြော
သော ဖနောင့်ရှိတော်မူသည်လည်းကောင်း၊ ဒိဗ္ဗာရိယ-ရှည်သောလက်ချောင်း
ခြေချောင်း ရှိတော်မူသည်လည်းကောင်း၊ ဗြဟ္မဇုဂတ္တောစ-ဗြဟ္မာမင်းကဲ့သို့
မြှောင်မတ်သောကိုယ် ရှိတော်မူသည်လည်းကောင်း၊ ဟောတိ-၏၊ ဣတိ-သို့၊
တိဏိ-သုံးပါးကုန်သော၊ ဣမာနိ မဟာပုရိသလက္ခဏာနိ-တို့ကို၊ ပဋိလဘတိ-၏၊
တေဟိလက္ခဏေဟိ-အာယတပဏိတာ၊ ဒိဗ္ဗာရိယ၊ ဗြဟ္မဇုဂတ္တတာ ဟူသော
ထိုလက္ခဏာတို့နှင့်၊ သမန္နာဂတော-သော၊ သော တထာဂတော-သည်၊ အဂါရိ-
ကို၊ သစေဇာဇ္ဈာဝသတိ-အံ၊ ဝေဇာဇ္ဈာဝသန္တေ-သော်၊ စက္ကဝတ္တိ-သော၊ ဓမ္မိ-
ကော-သော၊ ဓမ္မရာဇာ-သော၊ စာတုရန္တော-သော၊ ဝိတိတာဝိ-သော၊ ဇနပု-
ဒတ္တာဝရိယပတ္တော-သော၊ သတ္တရတနသမန္နာဂတော-သော၊ ရာဇာ-သည်၊
ဟောတိ-၏။ ပ ။ ရာဇာ-သည်၊ သမာနော- သော်၊ ကိံ အာနိသံသံ- ကို၊
လဘတိ-နည်း၊ ဒိဗ္ဗာရိယ-ရှည်သော အသက် ရှိသည်၊ စိရဋ္ဌိတိကော-
ကြာမြင့်စွာသော ကာလပတ်လုံး တည်ခြင်းရှိသည်၊ ဟောတိ-၏၊ ဒိဗ္ဗာ-ရှည်
စွာသော၊ အာယံ-အသက်ကို၊ ပါလေတိ-စောင့်ရှောက်နိုင်၏၊ အန္တရာ-ပဋိ-
သန္တေ၊ သရသ၊ စုတိတို့၏ အကြား၌၊ ဝါ-အသက်တမ်း မပြည့်မီ အကြား၌၊
ကေနစိ-သော၊ မနုဿဘူတေန-သော၊ ပစ္စတ္တိကေန-သည်လည်းကောင်း၊ ပစ္စာ-
မိတ္တေန-သည်လည်းကောင်း၊ ဝိတိတာ-ရုပ်နာမ်နှစ်ထွေ ဝိတိတိန္ဒြေမှ၊ ဝေါရော-
ပေတု-ကျစေခြင်းငှာ၊ ဝါ-ချခြင်းငှာ၊ သက္ကာ-စွမ်းနိုင်သည်၊ နဟောတိ-မဖြစ်၊
ရာဇာ-သည်၊ သမာနော-သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏။ ပ ။ ဗုဒ္ဓေါ-
သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ ဒိဗ္ဗာရိယ-ရှည်သော
သည်၊ စိရဋ္ဌိတိကော-သည်၊ ဟောတိ-၏၊ ဒိဗ္ဗာ-သော၊ အာယံ-ကို၊ ပါလေတိ-
၏၊ အန္တရာ-၌၊ ပစ္စတ္တိကေဟိ-တို့သည် လည်းကောင်း၊ ပစ္စာမိတ္တေဟိ-တို့သည်
လည်းကောင်း၊ ဝိတိတာ-မှ၊ ဝေါရောပေတု-ငှာ၊ သက္ကာ-သည်၊ နဟောတိ-
ဖြစ်၊ သမဇ္ဇာနဝါ-သည်သော် လည်းကောင်း၊ ဗြဟ္မဇုဂတ္တော-သည်သော်
လည်းကောင်း၊ ဒေဝေနဝါ-သည် သော် လည်း ကောင်း၊ မာရေနဝါ-သည်
သော်လည်းကောင်း၊ ဗြဟ္မနာဝါ-သည်သော်လည်းကောင်း၊ လောကသ္မိ-၌၊
ကေနစိဝါ-သည်သော်လည်းကောင်း၊ ဝိတိတာ-မှ၊ ဝေါရောပေတု-ငှာ၊ သက္ကာ-
သည်၊ နဟောတိ-မဖြစ်၊ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ဣဒံအာနိသံသံ-
ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထိ-အာယတပဏိတာ၊ ဒိဗ္ဗာရိယ၊
ဗြဟ္မဇုဂတ္တတာဟူသော ဤမဟာပုရိသလက္ခဏာကို ရခြင်း၏ အကြောင်းဖြစ်
သော ကမ္မ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ ဟူသော အကြောင်းကို၊
အဝေါစ-မူပြီ။



၂၀၇။ တတ္ထတသ္မိဝိဘာဂေ-ဌိ၊ အပရိ- သော၊ တေ ဂါထာပဒံ-ကို၊ မေတ္တဏှာဂါရိကေန-သော၊ အာယသ္မတာ အာနန္ဒတ္တေရေန-သည၊ ဝုစ္စတိ- အပ်၏၊ ကိ-သ္မိ၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ အတ္တနော-၏၊ မာရဏဝဓာယံ-သေစေခြင်းဟုဆို အပ်သော သတ်ဖြတ်ခြင်းမှ ကြောက်ခြင်းကို၊ ဝိဒိတော-သိရ၍၊ ဝါ-သိရခြင်း ကြောင့်၊ ပရိ-တစ်ပါးသော သတ္တဝါကို၊ မာရဏာယ- သေစေခြင်းမှ၊ ဝါ- သတ်ခြင်းမှ၊ ပဋိဝိရတော-ရှောင်ကြဉ်သည်၊ အဟောသိ-ပြီ၊ ဘေန သုစရိတေန- ထို ကောင်းစွာကျင့်အပ်သော ပါဏာတိပါတ ဝိရတိကံဖြင့်၊ သဂ္ဂံ-နတ်ပြည်သို့၊ အဂမာ-ရောက်ရပြီ၊ သုကတဖလဝိပါကံ-ကောင်းစွာ ပြုအပ်သော ပါဏာတိ ပါတ ဝိရတိကံ၏ အကျိုးဆက်၊ အကျိုးရင်းကို၊ အနုဘောသိ-ခံစားတော် မူရပြီ။

တတော သဂ္ဂဟော-ထို နတ်ပြည်မှ၊ (ထည့်စပ်) စဝိယ-ရွှေလျှောခဲ့၍၊ ပုန-ဖန်၊ ဣမ ဣမသ္မိ လောကေ-သို့၊ အာဂတော-သည်၊ သမာနော-သော်၊ ဣမ ဣမသ္မိ လောကေ-ဌိ၊ * ဝိပုဇ္ဇဒိဃပါသဏိကော-ပြန်ပြောရှည်လျားသော ဖနောင့်ရှိတော်မူသည်၊ ဘဝတိ-၏၊ ပြဟ္မာ-ပြဟ္မာသည်၊ သုဇု-ကောင်းစွာ ဖြောင့်မတ်သော ကိုယ်ရှိသည်၊ ဘဝတိ ဣဝ-ဖြစ်သကဲ့သို့၊ တထာ-တူ၊ သုဇု- ကောင်းစွာ ဖြောင့်မတ်သောကိုယ် ရှိတော်မူသည်၊ ဘဝတိ-၏၊ သုဘော-တင့် တယ်တော်မူသည်၊ သုဇာတဂတ္တော-ကောင်းစွာဖြစ်သောကိုယ် ရှိတော်မူသည်၊ သုဘုဇော-ကောင်းသောမောင်းရှိတော်မူသည်၊ သုသု-ပျိုမျစ်နုနယ်တော်မူသည်၊ သုအဏ္ဏိတော-ကောင်းစွာ တည်သောသဏ္ဌာန် ရှိတော်မူသည်၊ သုဇာတော- ကောင်းစွာ ဖြစ်တော်မူသည်၊ ဘဝတိ-၏၊ အဿ မဟာပုရိသဿ-၏၊ အင်္ဂုလိ ယော-လက်ချောင်းတော်တို့သည်၊ မုဒုထလုနာ-နှူးညှို့ ပြေပြစ် နုပျိုကုန်သည်၊ ဒိဃဒ-ရှည်ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဣတိ-သို့၊ တီဏိ-သုံးပါးကုန်သော၊ လက္ခဏာနိ-တို့ကို၊ ပဋိလဘတိ-မူ၏၊ တီဘိ-သုံးပါးကုန်သော၊ ပုရိသဝရဂ္ဂ- လက္ခဏဟိ- ယောကျ်ားမြတ်၏ မြတ်သော လက္ခဏာတို့ဖြင့်၊ စိရယပနာယ- ကြာမြင့်စွာသော ကာလသို့ ရောက်ရခြင်းငှာ၊ ဝါ-ကြာမြင့်စွာသော ကာလ ပတ်လုံးမျှတခြင်းငှာ၊ ကုမာရိ-မင်းသားကို၊ ဝေယျဉ္ဇနိကာ-ကုန်သော၊ သမာ-

* မှတ်ချက်။ ။ပုမေတုပဏိပါသဏိ-ဟု ဘူကဏှ၊ နရဝဂ်၊ အဘိဓာန်၌ ဆို၏။ ဤအဘိဓာန် အလို “ဖနောင့်” ဟော-ပဏိ၊ ပါသဏိ-ပရိယာယ် နှစ်ပုဒ်တည်း၊ ဤအဘိဓာန်အရ ပါသဏိ-ပုဒ်၌ ဟ-သံယုတ်မရှိ၊ ပသ ဗာဓန ဇုသနသုတိ တဿ နော၊ သဿဟော၊ ဝဏှ ဝိပရိယာယော၊ ဏိ-ပစ္စယေန ဝါသိဌိ၊ သ-ကာရ ဝဏှာဂမေ ဝုဒ္ဓိယံ စ ပါသဏိ၊ ၎င်း အဘိဓာန်ဦးကာ။ ဤ ဦးကာအလို ဟ-သံယုတ် ရှိ၏။ ယခု ပါဠိတော်မူ တို့၌ကား ဟ-သံယုတ်နှင့်ပင် ရှိ၏။ အဘိဓာန် စာကိုယ် အလိုသော် “ဒိဃပါသဏိကော” ဟု ဟ သံယုတ်မဲ့နှင့် ရှိသင့်၏။

ဂတာ-ကုန်သော၊ ပြာဟ္မဏာ- တို့သည်၊ (ထည့်စပ်။) အာဒိသန္တိ- ညွှန်ပြကြ
 ကုန်၏၊ ကိ-သို့၊ အာဒိသန္တိ-ကုန်သနည်း၊ ကုမာရော-သည်၊ ဂိဟိ-လူသည်၊
 ယဒိ ဘဝတိ-အံ၊ ဧဝံ သတိ-သော်၊ စိရံ-ကြာမြင့်စွာသော ကာလပတ်လုံး၊
 ဇီဝိတံ-အသက်ကို၊ ယပေတိ-မျှတစေနိုင်၏၊ (တစ်နည်း) စိရံ-ကြာမြင့်စွာသော
 ကာလသို့၊ ဇီဝိတံ-ကို၊ ယပေတိ-ရောက်စေနိုင်၏၊ ယဒိ ပဗ္ဗဇတိ- အကယ်၍
 ရှင်ရဟန်း ပြုခဲ့အံ့၊ ဧဝံ ပဗ္ဗဇန္တေ-သော်၊ တတော ရာဇ ဘာဝတော-ထိုမင်း၏
 အဖြစ်ထက်၊ စိရတရံ ဟိ-အထူးသဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး သာ
 လျှင်၊ ဝသီ-အဝါးဝစွာ လေ့လာအပ်ပြီးသော အစွမ်းသတ္တိ ရှိတော်မူသည်၊
 ဟုတော-၍၊ ဣဒ္ဓိဘာဝနာယ-ဣဒ္ဓိဘာဝနာဖြင့်၊ ဝါ-တန်ခိုးကိုပွားစေခြင်းဖြင့်၊
 ယာယတိ-မျှတ စေနိုင်၏၊ ဣတိ-သို့၊ တံ လက္ခဏတ္တယံ-ထို အာယတပဏိတာ၊
 ဒီသဂုံလိတာ၊ ပြဟ္မုဇုဂတ္တာ-ဟူသော လက္ခဏာတို့၏ သုံးပါးတို့၏ အပေါင်း
 သည်၊ ဒီသာယုကတာယ-ရှည်သောအသက်ရှိတော်မူသည်၏ အဖြစ်၏၊ နိမိတ္တံ-
 အကြောင်းပေတည်း၊ ဣတိ-သို့၊ အာဒိသန္တိ-ကုန်၏၊ ဣတိ-သို့၊ ဝုစ္စတိ-
 အပ်၏။

သတ္တုဿဒေဓာလက္ခဏံ (၆)

၂၀၈။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိ-၌
 လည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌ လည်းကောင်း၊ ပုရိမံ-သော၊ နိကေတိ-
 ၌ လည်းကောင်း၊ ဝါ-ပတ်လုံး လည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿ ဘူတော-
 သည်၊ သမာနော-သော်၊ ပဏိတာနံ-မြတ်ကုန်သော၊ ရသိတာနံ-ဖြစ်သော
 အရသာ ရှိကုန်သော၊ ဝါ-အရသာနှင့် ပြည့်စုံကုန်သော၊ ခါဒနိယာနံ-ခဲဖွယ်
 တို့ကို လည်းကောင်း၊ ဘောဇနိယာနံ- ဝါးပါးသော ဘောဇဉ်တို့ကို လည်း
 ကောင်း၊ သာယနိယာနံ-လျက်အပ်ကုန်သော ထောပတ် ဆီဦး အစရှိသော
 ဆေးတို့ကို လည်းကောင်း၊ ဝါ-သာယာအပ်သော ထောပတ်ဆီဦး အစရှိသော
 ဆေးတို့ကို လည်းကောင်း၊ လေဟနိယာနံ-လျက်အပ်ကုန်သော နို့၊ ဃနာ အစရှိ
 သော အာဟာရတို့ကို လည်းကောင်း၊ ဝါ-ခြစ်၍ယူအပ်သော နို့၊ ဃနာ အစရှိ
 သော အာဟာရတို့ကို လည်းကောင်း၊ ပါနာနံ-ရှစ်ပါးသော အဖျော်တို့ကို
 လည်းကောင်း၊ ဒါတာ-ပေးလှူတတ်သည်၊ ယမ္ပိ အဟောသိ-ပြီ၊ သော တထာ
 ဂတော-သည်၊ တဿ ကမ္မဿ-ထို ပဏိတ ဒါနကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-
 ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊
 ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိ-သော၊ သဂ္ဂံ-
 သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ။ပ။ သော တထာဂတော-သည်၊ တတော
 လောကတော-မှ၊ စုတော-သည်၊ ဟုတော-၍၊ ဣတ္ထတ္တံ-သို့၊ အာဂတော-သည်၊
 သမာနော-သော်၊ သတ္တုဿဒေဓါ-ပြည့်ပြီး တိုးပွား များသော အသားရှိသော

နှစ်ဖက်သောလက်ဖမိုး၊ နှစ်ဖက်သောခြေဖမိုး၊ နှစ်ဖက်သောပခုံးစွန်း၊ လည်ကုပ်
 တို့၏ အစွမ်းအားဖြင့် ခုနစ်ပါးသော ကိုယ်အစိတ်အပိုင်း ရှိတော်မူသည်။ ဝါ-
 နှစ်ဖက်သောလက်ဖမိုး၊ နှစ်ဖက်သောခြေဖမိုး၊ နှစ်ဖက်သောပခုံးစွန်း၊ လည်ကုပ်
 ဟူသော ခုနစ်ပါးသောအရပ်တို့၌ ပြည့်ဖြိုးတိုးပွား များသောအသား ရှိတော်
 မူသည်။ ဟောတိ-၏၊ အဿ တထာဂတဿ-အား၊ သတ္တု-ခုနစ်ပါးကုန်သော၊
 ဥဿဒါ-ပြည့်ဖြိုးတိုးပွား များသောအသားတို့သည်။ ဟောန္တိ-ကုန်၏၊ ဥဘော-
 သု-နှစ်ဖက်ကုန်သော၊ ဟတ္ထေသု-လက်တော်တို့၌၊ ဥဿဒါ-ပြည့်ဖြိုး တိုးပွား
 များသော အသားတော် တို့သည်။ ဟောန္တိ-ကုန်၏၊ ဥဘောသု-ကုန်သော၊
 ပါဒေသု-တို့၌၊ ဥဿဒါ-တို့သည်။ ဟောန္တိ-ကုန်၏၊ ဥဘောသု-ကုန်သော၊
 အံသကူဠေသု-ပခုံးစွန်းတို့၌၊ ဥဿဒါ-တို့သည်။ ဟောန္တိ-ကုန်၏၊ ခန္ဓေ- လည်
 ကုပ်တော်၌၊ ဥဿဒါ-သည်။ ဟောတိ-၏၊ ဣတိ ဣမံ မဟာပုရိသ်လက္ခဏံ-ကို၊
 ပဋိလဘတိ-မူ၏၊ တေန လက္ခဏေန-ထို သတ္တုသုဒတာလက္ခဏာနှင့်၊ သမန္တာ-
 ဂတော-သော၊ သော မဟာပုရိသော-သည်။ အဂါရိ အဓိ-၌၊ သစေ အာဝ-
 သတိ-အံ၊ ဧဝံ အာဝသန္ဓေ-သော်၊ စက္ကဝတ္တိ-သော၊ ။ပ။ သတ္တုရတနသမန္တာ
 ဂတော-သော၊ ရာဇာ-သည်။ ဟောတိ-၏၊ ။ပ။ ဣဇာ-သည်။ သမာနော-
 သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ ပဏိတာနံ-ကုန်သော၊ ရသိတာနံ-
 ကုန်သော၊ ခါဒနိယာနံ-တို့ကို လည်းကောင်း၊ ဘောဇနိယာနံ-တို့ကို လည်း
 ကောင်း၊ သာယနိယာနံ-တို့ကို လည်းကောင်း၊ လေဟနိယာနံ-တို့ကို လည်း
 ကောင်း၊ ပါနာနံ-တို့ကို လည်းကောင်း၊ လာဘီ-ရခြင်းအလေ့ရှိသည်။ ဟောတိ-
 ၏၊ ရာဇာ-သည်။ သမာနော-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ။ပ။
 ဗုဒ္ဓေါ-သည်။ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ ပဏိ-
 တာနံ-ကုန်သော၊ ရသိတာနံ-ကုန်သော၊ ခါဒနိယာနံ-တို့ကို လည်းကောင်း၊
 ဘောဇနိယာနံ-တို့ကို လည်းကောင်း၊ သာယနိယာနံ-တို့ကို လည်းကောင်း၊
 လေဟနိယာနံ-တို့ကို လည်းကောင်း၊ ပါနာနံ-တို့ကို လည်းကောင်း၊ လာဘီ-
 သည်။ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်။ သမာနော-သော်၊ ဣဒံ အာနိသံသံ-ကို၊
 လဘတိ-၏၊ ဘဂဝါ-သည်။ တေမတ္ထံ-သတ္တုသုဒတာ-ဟူသော လက္ခဏာကို
 ရခြင်း၏ အကြောင်းဖြစ်သော ကမ္မ၊ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ
 ဟူသော ဤအကြောင်းကို၊ အဝေါစ-မူပြီ။

၂၀၉။ တတ္ထတသ္မိံ ဝိဘာဂေ-၌၊ အပရံ-သော၊ တေဂါထာပဒံ-ကို၊ ဓမ္မ-
 ဘဏ္ဍာဂါရိကေန-သော၊ အာယသ္မတာ အာနန္ဒတ္ထေရေန-သည်၊ ဝုစ္စတိ-အပ်၏၊
 ကိံ-သို့၊ ဝုစ္စတိ-နည်း။

ဥတ္တမော-မြတ်တော်မူသော၊ မဟာပုရိသော-သည်၊ ဓဇ္ဇဘောဇံ အထ-ခဲဖွယ်
 ဘောဇဉ်ကိုလည်းကောင်း၊ လေယျံ အထ-လျက်အပ်သော နို့ သနာအစရှိသော

အာဟာရကိုလည်းကောင်း၊ ဝါ-ခြစ်၍ယူအပ်သော နို့၊ ဗာနာအာရုံသော အာဟာရကိုလည်းကောင်း၊ သာယိယံအထ-လျက်အပ်သော ထောပတ်ဆီဦးအာရုံသော ဆေးကိုလည်းကောင်း၊ ဒါယကော-ပေးလှူတတ်သည်၊ ဟုတော-၍၊ အဂ္ဂရထဒါယကော-မြတ်သောအရသာကို ပေးလှူတတ်သည်၊ အဟု-ဖြစ်တော်မူပြီ၊ (တစ်နည်း) ခေဇ္ဇဘောဇ္ဇံအထ-ကိုလည်းကောင်း၊ လေယံအထ-ကိုလည်းကောင်း၊ သာယိယံအထ-ကိုလည်းကောင်း၊ ဒါယကော-သည်၊ ဟုတော-၍၊ ဥတ္တမဂ္ဂ ရသ ဒါယကော- အထူးသဖြင့် ထင်ရှား ကျော်စောသော မြတ်သော အရသာတို့ကို ပေးလှူတတ်သည်၊ အဟု-ပြီ၊ သော တထာဂတော- သည်၊ သုစရိတေန-ကောင်းစွာကျင့်အပ်သော၊ တေနကမ္မုနာ-ထို ပဏိတဒါနကံဖြင့်၊ နန္ဒဗန-နန္ဒဝန်ဥယျာဉ်၌၊ ဝါ-ဝင်သူတိုင်းမက် မခွာရက်အောင် နှစ်သက်စေတတ်သည်၏ အဖြစ်ကြောင့် နန္ဒနအမည်ရှိသော ဥယျာဉ်၌၊ စိရံ-ကြာမြင့်စွာသော ကာလပတ်လုံး၊ အဘိပ္ပမောဒတိ-အလွန် အပြားအားဖြင့် ဝမ်းမြောက်ရ၏။ *

ဣဏ္ဍမသ္မိံ လောကေ-၌၊ သတ္တ-ခုနစ်ပါးကုန်သော၊ ဥဿဒေစ-ပြည့်ဖြိုးတိုးပွား များသောအသားရှိသော ကိုယ်အစိတ်အပိုင်း အရပ်တို့ကိုလည်း၊ အဓိဂစ္ဆတိ-ရတော်မူ၏၊ ဟတ္ထပါဒမုဒုတဉ္စ-လက်တော်ခြေတော်တို့၏ နူးညံ့သိမ်မွေ့သည်၏အဖြစ်ကိုလည်း၊ (တစ်နည်း) ဟတ္ထပါဒမုဒုတလဉ္စ-နူးညံ့သိမ်မွေ့သော လက်တော်ခြေတော်အပြင်ကိုလည်း၊ ဝိန္ဒတိ-ရတော်မူ၏၊ ဗျဉ္ဇနနိမိတ္တကောဝိဒါ-မြတ်သောယောကျ်ားကို ထင်စွာ ပြကြောင်း ဖြစ်သော နိမိတ်၌ လိမ္မာကြကုန်သော၊ ပြာဟ္မဏာ-တို့သည်၊ နိလက္ခဏံ-ထို သတ္တုအဒတာလက္ခဏာကို၊ ခေဇ္ဇဘောဇ္ဇရသလာဘိတာယ-ခဲဖွယ် ဘောဇဉ် အရသာကို ရခြင်းအလေ့ ရှိသည်၏ အဖြစ်၏၊ နိမိတ္တံ-အကြောင်းဟူ၍၊ အဟု-ကုန်ပြီ။

ဂိဟိဿာပိ-လူဖြစ်၍ ဖြစ်တော်မူသော ဘုရားအလောင်းတော်အားလည်း၊ တဒတ္ထဇောတကံ-ထို ခေဇ္ဇ ဘောဇ္ဇ အစရှိသည်ကို ရခြင်းဟူသောအကျိုးကို ထွန်းပြုတတ်သော၊ ဝါ- ထို မြတ်သော ဘောဇဉ်ကို ပေးလှူတတ်သည်၏အဖြစ်ဟု ဆိုအပ်သော အကြောင်းကို ထွန်းပြု တတ်သော၊ ယိလက္ခဏံ-သည်၊ အတ္တိ-၏၊ ပဗ္ဗဇမ္ပိ-ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်သော်လည်း၊ တဒတ္ထဇောတကံ-သော၊ တိလက္ခဏံ-ကို၊ အဓိဂစ္ဆတိ-၏၊ ဝါ-ရသည်သာ၊ ဝါ-ရလတ္တံ့ သည်သာ၊ ဥတ္တမိ-ကောင်းမြတ်သော၊ ခေဇ္ဇဘောဇ္ဇရသံ-ခဲဖွယ်ဘောဇဉ်အရသာကို၊ လာဘီ-ရခြင်းအလေ့ရှိသည်၊ အဟု-ဖြစ်ပြီ၊ ဝါ-ဖြစ်လတ္တံ့၊ သဗ္ဗဂိဟိပန္နနန္ဒိဒံ-အလုံးစုံသော

* မှတ်ချက်။ ။ ဤဂါထာ၌ အထ သဒ္ဓါကို သမုစ္စယတ္ထ ဇောတက နိပါတ်ဟူ၍ မှတ်ယူရမည်။

လူတို့ကို နှောင့်ဖွဲတတ်သော ကိလေသာကို ဖြတ်တတ်သောမဂ်ဉာဏ်သည်။ အဟု-
ဖြစ်ပြီ၊ ဝါ-ဖြစ်လတ္တံ့ ၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

ကရုစရုဏမုဒုဇာလတာ လက္ခဏာနိ(၇-ဂ)

၂၁၀။ ဘိက္ခုဝေ-တို့၊ တထာဂတော-သည်။ ပုရိမံ-သော၊ ဇာတိံ-၌
လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌လည်းကောင်း၊
ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿတူတော-သည်။
သမာဓော-သော်၊ ဒါနေန-ပေးကမ်း စွန့်ကြဲခြင်းဖြင့်လည်းကောင်း၊ ပေယျ-
ဝဇ္ဇေန-ချစ်အပ်သောစကားကိုပြောဆိုခြင်းဖြင့်လည်းကောင်း၊ အတ္ထစရိယာယ-
အကျိုးစီးပွားကို ပြုကျင့်ပြောဆိုခြင်းဖြင့်လည်းကောင်း၊ သမာနတ္တဘာယ-မိမိ
နှင့် တူမျှသော ချမ်းသာဆင်းရဲရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း၊ ဝါ-မိမိနှင့်
တူသောနေရာ၌ ထားခြင်းဖြင့်လည်းကောင်း၊ ဝါ-မိမိနှင့် တန်းတူ ထားခြင်း
ဖြင့်လည်းကောင်း၊ ဣတိ-သို့၊ စတုဟိ-လေးပါးကုန်သော၊ သင်္ဂဟဝတ္ထုဟိ-
သင်္ဂဟဝတ္ထုတို့ဖြင့်၊ ဝါ-ချီးမြှောက်ထောက်ပံ့ကြောင်းဖြစ်သော ဝတ္ထုတို့ဖြင့်၊
ဇနံ-လူအပေါင်းကို၊ သင်္ဂဟကော-ချီးမြှောက် ထောက်ပံ့တတ်သည်။ ယမ္ပိ-
အဟောသိ-ပြီသော တထာဂတော-သည်။ ဟဿ ကမ္မဿ-ထိုသင်္ဂဟကံ၏၊ ဝါ-
ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ- ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-
ကြောင့်၊ ကာတဿ-၏၊ ဘောဝါ-သော၊ မရုဏာ-မှ၊ ပရံ-၌၊ သုဂတိံ -သော၊ သဂ္ဂံ-
သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ပ ။ သော တထာဂတော-သည်၊ တတော
လောကတော-မှ၊ စုတော-သည်၊ ဟုတော-၍၊ ဣတ္ထတိ-သို့၊ အာဂတော-သည်။
သမာဓော-သော်၊ မုဒုတလုဏဟတ္ထပါဒေါစ-နူးညံ့သိမ်မွေ့ နှုပျိုသောလက်ခြေ
ရှိတော်မူသည်လည်းကောင်း၊ ဇာလဟတ္ထပါဒေါစ-ဇာဖြင့် ဖွဲ့အပ်သကဲ့သို့ ဖြစ်
သော လက်ခြေရှိတော်မူသည်လည်းကောင်း၊ ဝါ-ဇာဖြင့်ဖွဲ့အပ်သော လေသာ
ပြတင်းတံခါးပေါက်နှင့်တူသောလက်ခြေရှိတော်မူသည်လည်းကောင်း၊ ဟောတိ-
၏၊ ဣတိ-သို့၊ ဒွေ-ကုန်သော၊ ဣမခနိမဟာပုရိသလက္ခဏာနိ-တို့ကို၊ ပဋိလတတိ-
မူ၏။ တေဟိလက္ခဏေဟိ-မုဒုတလုဏ ဟတ္ထပါဒကာ၊ ဇာလဟတ္ထပါဒဘာ ဟူ
သော ထိုလက္ခဏာတော်တို့နှင့်၊ သမန္နာဂတော-သော၊ သော တထာဂတော-
သည်။ အဂါရိအမိ-၌၊ သစေအာဝသတိ-အံ၊ ဝေဝေဝသန္တေ-သော်၊ စက္ကဝတ္တိ-
သော။ ပ ။ သတ္တရတန သမန္နာဂတော-သော၊ ရာဇာ-သည်။ ဟောတိ-၏။
။ ပ ။ ရာဇာ-သည်။ သမာဓော-သော်၊ ကိံ အာနိသံသံ-ကို၊ လတတိ-နည်း။
ယုသင်္ဂဟိတ ပရိဇနော-ကောင်းစွာချီးမြှောက် ထောက်ပံ့အပ်ပြီးသော အခြေ
အရံ အသင်းအပင်း လူအပေါင်း ရှိသည်။ ဟောတိ-၏။ အဿရုညော-၏။
ဝါ-သည်။ နေဂမဇာနပဒါ-ကုန်သော၊ ဗြာဟ္မဏဂဟပတိကာ-တို့သည်လည်း

ကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဂဏကမဟာမတ္တာ-တို့သည်လည်းကောင်း၊
 ဝါ-တို့ကိုလည်းကောင်း၊ အနိကဋ္ဌာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်း
 ကောင်း၊ ဒေါဝါရိကာ- တို့သည် လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊
 အမဇ္ဇာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ပါရိသဇ္ဇာ-တို့သည်
 လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ရာဇာနော-တို့သည်လည်းကောင်း၊
 ဝါ-တို့ကိုလည်းကောင်း၊ ဘောဂိယာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်း
 ကောင်း၊ ကုမာရာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ သုသင်္ဂ-
 ဟိတာ-ကောင်းစွာချီးမြှောက် ထောက်ပံ့အပ်ကုန်ပြီးသည်၊ ဟောန္တိ-ကုန်၏၊
 ဣဇာ-သည်၊ သမာဇနာ-သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏။ ပ။ ဗုဒ္ဓေါ-
 သည်၊ သမာဇနာ-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ သုသင်္ဂဟိတ-
 ပရိဇနော - ကောင်းစွာ ချီးမြှောက် ထောက်ပံ့အပ်ပြီးသော လူပရိသတ်၊ နတ်
 ပရိသတ်၊ တိရစ္ဆာန်ပရိသတ် ရှိတော်မူသည်၊ ဟောတိ-၏၊ အာသဗုဒ္ဓဿ-၏၊
 ဝါ-သည်၊ သိက္ခာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ သိက္ခာ-
 နိယော-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဥပါသကာ-တို့သည်
 လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဥပါသိကာယော-တို့သည်လည်း
 ကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဒေါဝါ-တို့သည်လည်းကောင်း၊ ဝါ-တို့ကို
 လည်းကောင်း၊ မနုဿာ- တို့သည်လည်းကောင်း၊ ဝါ- တို့ကိုလည်းကောင်း၊
 အသုရာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ နာဂါ-တို့သည်
 လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဂန္ဓဗ္ဗာ-တို့သည်လည်းကောင်း၊ ဝါ-
 တို့ကိုလည်းကောင်း၊ သုသင်္ဂဟိတာ-အပ်ကုန်ပြီးသည်၊ ဟောန္တိ-ကုန်၏၊ ဗုဒ္ဓေါ-
 သည်၊ သမာဇနာ-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊
 တေမတ္ထံ-မဒုတလုဏဟတ္ထပါဒတာ၊ ဇာလဟတ္ထပါဒတာ ဟူသော မဟာပုရိသ
 လက္ခဏာတို့ကို ရခြင်း၏ အကြောင်းဖြစ်သော ကမ္မ ကမ္မသရိက္ခက လက္ခဏ
 လက္ခဏာနိသံသ-ဟူသော ဤအကြောင်းကို၊ အဝေါစ-မူပြီ။

၂၁၁။ တတ္ထတသ္မိံဝိဘာဂေ-ဌိ၊ အပရံ-သော၊ တေဂါထာပဒံ-ကို၊ ဓမ္မ-
 ဘဏ္ဍာဂါရိကေန-သော၊ အာယသ္မတာ အာနန္ဒတ္ထေရေန-သည်၊ ဝုစ္စတိ-အပ်၏၊
 ကိံ-သ္မိ၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ ဒါနမ္မိစ-လူဒါန်း ပေးကမ်း စွန့်ကြဲတော်မူခြင်းကို
 လည်းကောင်း၊ အတ္တစရိယတဉ္စ-အကျိုးစီးပွားကို ပြုကျင့်တော်မူတတ်သည်၏
 အဖြစ်ကိုလည်းကောင်း၊ ပိယဝါဒိတဉ္စ-ချစ်အပ်သောစကားကို ပြောဆိုတော်
 မူလေ့ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ သမာနတ္တတဉ္စ-မိမိနှင့်တူမျှသော ချမ်း
 သာ ဆင်းရဲ ရှိတော်မူသည်၏ အဖြစ်ကို လည်း ကောင်း၊ ဝါ-မိမိနှင့် တူသော
 နေရာ၌ ထားတော်မူနိုင်သည်၏ အဖြစ်ကိုလည်းကောင်း၊ ဝါ-မိမိနှင့် တန်းတူ

ထားတော်မူနိုင်သည်၏ အဖြစ်ကို လည်း ကောင်း၊ ဣတိ-ဤသို့သော လေးပါး
 သော သင်္ဂဟဝတ္ထုတို့ဖြင့်၊ ဗဟုနံ-များစွာသော လူတို့ကို၊ သုသင်္ဂဟံ-ကောင်း
 စွာ ချီးမြှောက်ထောက်ပံ့ခြင်းကို၊ ကရိယ-ပြုတော်မူခဲ့၍၊ စရိယ-ကျင့်တော်
 မူခဲ့၍၊ အနုဝမတေန-မထိမဲ့မြင်ပြု၍ မသိအပ်သော၊ ဝါ-အယုတ်အားဖြင့် မသိ
 အပ်သော၊ ဂုဏေန-ဂုဏ်တော်ဖြင့်၊ သဂ္ဂံ-ငါးပါးအာရုံ ကာမဂုဏ်တို့ဖြင့် လွန်
 စွာမြတ်သောနတ်ပြည်သို့၊ ယာတိ-သွားတော်မူရ၏။

တတောသဂ္ဂတော-မှ၊ စဝိယ-ရွှေလျှောတော်မူခဲ့၍၊ ပုန-တစ်ဖန်၊ ဣဓ
 ဣမသ္မိံ၊ မနုဿလောကေ-သို့၊ အာဂတော-မူသည်၊ သမာနော-သော်၊ ဒဟရော-
 ငယ်လျသော၊ သုသုက္ခမာရော-အလွန်ပျိုမာန်နုနယ်သော မင်းသားသည်၊ အတိရု
 စိရသုဝဂ္ဂုဒဿနေယျံ- အလွန် နှစ်သက်ဖွယ်လည်းရှိ၊ အလွန်လည်း ကောင်း၊
 အလွန်ကြည့်ရှုခြင်းငှာလည်းထိုက်သော၊ ကရုဏာမုဒုတဉ္စ-နူးညံ့သိမ်မွေ့သော
 လက် ခြေ ရှိတော်မူသည်၏ အဖြစ်ကိုလည်းကောင်း၊ ကရုဏာမုဒုတလဉ္စ-နူးညံ့
 သိမ်မွေ့သော လက်ဖဝါး၊ ခြေဖဝါးအပြင်ကိုလည်းကောင်း၊ (တစ်နည်း) ဇာလိ
 နောစ-ဇာဖြင့် ဖွဲ့အပ်သကဲ့သို့ ဖြစ်သော လက်တော် ခြေတော်တို့ကို လည်း
 ကောင်း၊ ဝါ-ဇာဖြင့်ဖွဲ့အပ်သော လေသောက်ပြုစင်း တံခါးပေါက်နှင့် တူ
 သော လက်တော်တို့ကိုလည်းကောင်း၊ ပဋိလဘတိ-ရတော်မူ၏။

☞ အဿကုမာရဿ-၏၊ ပရိဇနော-အလုပ်အကျွေးဖြစ်သောလူအပေါင်းသည်၊
 အဿဝေါ-စကားကိုလိုက်နာတတ်သည်၊ ဝိဓေယျော-ပြုသင့် ပြုထိုက်သောအမှု
 ကိစ္စ၊ မပြုသင့်၊ မပြုထိုက်သော အမှုကိစ္စတို့၌ အလိုအတိုင်း ပြုစီရင်တတ်သည်၊
 ဘဝတိ-၏၊ သော ကုမာရော-သည်၊ ဣမံမဟိ-ဤမြေအပြင်၌၊ အာဝသိတော-
 နေသည်၊ သမာနော-သော်၊ သုသင်္ဂဟံတော-ကောင်းစွာ ချီးမြှောက် ထောက်
 ပံ့အပ်ပြီးသော ပရိသတ်အပေါင်း ရှိတော်မူသည်လည်းကောင်း၊ * ပိယဝဒ္ဓု-
 ချစ်အပ်သောစကားကို ပြောဆိုတော်မူတတ်သည်လည်းကောင်း၊ ဟိတသုခတံ-
 စီးပွားချမ်းသာရှိသည်၏အဖြစ်ကို၊ ဇိဂိသမာနော-ရှာမှီးတော်မူတတ်သည်လည်း
 ကောင်း၊ ဟုတော-မူ၍၊ အတိရုစိတာနိ-အလွန်အလှိုရှိအပ်ကုန်သော၊ ဝါ-အလွန်
 နှစ်သက်အပ်ကုန်သော၊ ဂုဏာနိ-ဂုဏ်ကျေးဇူးတို့ကို၊ အာစရတိ-ပြုကျင့်တော်
 မူတတ်၏။

စု-သို့မဟုတ်၊ အယံ ကုမာရော-သည်၊ သဗ္ဗ ကာမ ဘောဂံ-အလုံးစုံသော
 ကာမဂုဏ်စည်းစိမ်ကို၊ ယဒိဇဟတိ-အကယ်၍ စွန့်နိုင်ခဲ့အံ့၊ ဝေဇဟန္တေ-သော်၊
 ဇိနော-ငါးပါးသောမာရ်ကို အောင်တော်မူသောမြတ်စွာဘုရားသည်၊ ဟုတော-

* မှတ်ချက်။ ။ မူတို့၌ ပိယဝဒံ-ဟု နိဂ္ဂဟိတန္တံနှင့် ပါဠိရှိကြ၏။ ပိယဝဒု-ဟု ဦကာရန္တ
 နှင့် ရှိသောပါဠိသာ ပိယံ ဝဒတိတိ ပိယဝဒု၊ ယထာသဗ္ဗဝိဒုတိ-ဟူသော
 ဦကာနှင့် ညီ၏။

မူ၍၊ ဇနဿ-လူအပေါင်းအား၊ ဓမ္မကထံ-တရားစကားကို၊ ကထယတိ-ဟော
 တော်မူနိုင်၏။ ဝါ-ဟောတော်မူနိုင်လိမ့်လတ္တံ့။ ဇနာ-လူတို့သည်၊ အသဇိနဿ-
 အား၊ ဝါ-၏၊ ဝစနပဋိကရာ-စကားကိုလိုက်နာ၍ ပြုတတ်ကုန်သည်၊ အဘိပ္ပ-
 သန္တာ-အလွန်ကြည်ညိုကြကုန်သည်၊ ဟုတော-ကုန်၍၊ သုတောန-နာကြကုန်၍၊
 ဓမ္မာနုဓမ္မ-ကိုးပါးသော လောကုတ္တရာတရား၊ ကိုးပါးသော လောကုတ္တရာတရား
 အား လျော်သော ပုဗ္ဗဘာဂဖြစ်သော သမထ၊ ဝိပဿနာတရားကို၊ အာစရန္တိ-
 ပြုကျင့်ကြကုန်၏။ ဝါ-ပြုကျင့်ကြကုန်လိမ့်လတ္တံ့။ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

ဥဿခံပါဒ-ဥဒ္ဓဂ္ဂလောမတာ လက္ခဏာနိ (၉-၁၀)

၂၁၂။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာဘိ-၌
 လည်းကောင်း၊ ဝါ-ပတ်လုံး လည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌ လည်း
 ကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌ လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊
 ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ အတ္ထုပုဗ္ဗသဉ္စိတံ-ဝဋ္ဋနိဿိတ
 ဖြစ်၍ ပစ္စုပ္ပန်လောကအကျိုး၊ တမလွန်လောက အကျိုးနှင့်စပ်သော၊ ဓမ္မုပ-
 သဉ္စိတံ-ဝိဝဋ္ဋနိဿိတဖြစ်၍ ဆယ်ပါးသော ကုသိုလ်ကမ္မပထ တရားနှင့်စပ်သော၊
 ဝါစံ-စကားကို၊ ဘာသိတာ-ပြောဆိုတတ်သည်၊ ယမ္မိအဟောသိ-ပြီ၊ ဗဟုဇနံ-
 များစွာသော လူအပေါင်းကို၊ ယမ္မိ နိဒံသေသိ-အကြင်လည်း ပစ္စုပ္ပန်သံသရာ
 နှစ်ဖြာသော အကျိုးကို ကောင်းစွာ ရှုမြင်စေပြီ၊ ဝါ-အကြင်လည်း ပစ္စုပ္ပန်
 သံသရာ နှစ်ဖြာသောအကျိုးကို ကောင်းစွာ ပြဘော်မူပြီ၊ ပါဏိနံ-သတ္တဝါ
 တို့၏၊ ဟိတသုခါဝဟော-စီးပွားချမ်းသာကို ရွက်ဆောင်တတ်သည်၊ ဓမ္မယာဂီ-
 ဓမ္မဒါနတည်းဟူသော ယဇ်ရှိတော်မူသည်၊ ဝါ-ဓမ္မဒါနတည်းဟူသော ယဇ်ကို
 ပူဇော်လေ့ ရှိတော်မူသည်၊ ယမ္မိ အဟောသိ-ပြီ၊ သော တထာဂတော-သည်၊
 တဿ ကမ္မဿ-ထို ဓမ္မယာဂကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ-
 ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-
 သော၊ မရဏာ-မှ၊ ပရိ-၌၊ သုဂတိ-သော၊ သဂ္ဂံ-သော၊ လောကံ-၌၊ ဥပ-
 ပဇ္ဇတိ-၏။ န ပ ။ သော တထာဂတော-သည်၊ တတော လောကတော-မှ၊
 စုတော-သည်၊ ဟုတော-၍၊ ဣတ္ထတံ-သို့၊ အာဂတော-သည်၊ သမာနော-
 သော်၊ ဥဿခံပါဒေါ စ ခြေဖဝါး၏အထက် လက်လေးသစ် အတိုင်းအရှည်
 ရှိသော အရပ်၌တည်သော ခြေဖမျက်ရှိသည် လည်းကောင်း၊ ဥဒ္ဓဂ္ဂလောမော စ-
 အထက်သို့ အဖျားလှည့်သော အမွှေးရှိသည် လည်းကောင်း၊ ဟောတိ-၏၊
 ဣတိ-သို့၊ ဇေဒ္ဓ-ကုန်သော၊ ဣမာနိ ဖဟာပုရိသလက္ခဏာနိ-တို့ကို၊ ပဋိလဘတိ-
 မူ၏၊ ဧတဟိလက္ခဏေဟိ-ဥဿခံပါဒတာ၊ ဥဒ္ဓဂ္ဂလောမတာဟူသော ထိုလက္ခဏာ
 တို့နှင့်၊ သမန္တာဂတော-သော၊ သော တထာဂတော-သည်၊ အဂါရံ-ကို၊

သစေ အဇ္ဈာဝသတိ-ခွဲအံ၊ ဧဝံ အဇ္ဈာဝသန္ဓေ-သော်၊ စက္ကဝတ္တိ-သော၊ ။ပ။
သတ္တရတန သမန္ဓဒဂဓတာ-သော၊ ရာဇာ-သည်၊ ဟောတိ-၏၊ ။ပ။ ရာဇာ-
သည်၊ ဟောတိ-၏၊ ။ပ။ ရာဇာ-သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-
ကို၊ လဘတိ-သနည်း၊ ကာမဒဘာဂီနိ-ကာမဂုဏ်ကို ခံစားလေ့ရှိကုန်သော သူတို့
ထက်၊ အဂ္ဂေါ စ-ကြီးသည်လည်းကောင်း၊ သေဋ္ဌော စ-အထူးသဖြင့် ချီးမွမ်း
အပ်သည် လည်းကောင်း၊ ပါမောက္ခော စ-ရှေ့သွား ခေါင်းဆောင်သည့်
လည်းကောင်း၊ ဥတ္တမော စ-ပြဋ္ဌာန်းသည့် လည်းကောင်း၊ ပဝရော စ-ဟိတသုခ
ကို အလိုရှိသောပုဂ္ဂိုလ်တို့သည် တောင်တအပ်သည် လည်းကောင်း၊ ဟောတိ-
၏၊ ရာဇာ-သည်၊ သမာနော-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ။ပ။
ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ သဗ္ဗိ-
သတ္တာနံ-တို့ထက်၊ အဂ္ဂေါ စ-သည် လည်းကောင်း၊ သေဋ္ဌော စ-သည် လည်း
ကောင်း၊ ပါမောက္ခော စ-သည် လည်းကောင်း၊ ဥတ္တမော စ-သည် လည်း
ကောင်း၊ ပဝရော စ-သည် လည်းကောင်း၊ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်၊
သမာနော-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ တေ-
မတ္ထံ-ဥဿင်္ဂပါဒတာ၊ ဥဒ္ဒဂ္ဂလောမတာ ဟူကုန်သော မြတ်သော ယောကျ်ား၏
လက္ခဏာတို့ကို ရခြင်း၏ အကြောင်းဖြစ်သော ကမ္မ၊ ကမ္မသရိက္ခက လက္ခဏာ
လက္ခဏာနိသံသယှသော ဤအကြောင်းကို၊ အဝေါစ-မူပြီ။

၂၁၃။ တတ္ထ တသ္မိံ ဝိဘာဂေ-၌၊ ဓမ္မသဏ္ဍာဂါရိကေန-သော၊ အာယံ-
သ္မတာ အာနန္ဒတ္ထေရေန-သည်၊ အပရံ-သော၊ တေ ဂါထာ ပဒံ-ကို၊ ဝုစ္စတိ-
အပ်၏၊ ကိံ-သို့၊ ဝုစ္စတိ-နည်း။

မဟာ ပုရိသော-သည်၊ ပုရေ-ရှေး၌၊ ဝါ-ရှေးက၊ အတ္ထဓမ္မပသံဟိတံ-
ဝဋ္ဋနိသိတဖြစ်သော ပစ္စုပ္ပန်လောကအကျိုး၊ တမလွန်လောကအကျိုး၊ ဝိဝဋ္ဌ
နိသိတဖြစ်သော ဆယ်ပါးသော ကုသလကမ္မပထ တရားနှင့် စပ်သော၊ ဂိရိ-
စကာကို၊ ဝါ-အသံကို၊ ရေယံ-ပြောဆိုတော်မူလျက်၊ ဗဟုဇနံ-များစွာသော
လူအပေါင်းကို၊ နိဒံသယိ-ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော အကျိုးကို ကောင်းစွာ
ရှုမြင်စေပြီ၊ ဝါ-ပစ္စုပ္ပန်သံသရာ နှစ်ဖြာသောအကျိုးကို ကောင်းစွာ ပြတော်
မူပြီ၊ ပါဏိနံ- သတ္တဝါတို့၏၊ ဟိတ သုခါဝဟော-စီးပွား ချမ်းသာကို ရှက်
ဆောင်တတ်သည်၊ အဟု-ဖြစ်တော်မူပြီ၊ အမစ္ဆရိ-စန့်တို့လေ့ ရှိတော်မူသည်၊
ဟုတုာ-၍၊ ဓမ္မယာဂံ-ဓမ္မဒါန တည်းဟူသော ယဇ်ကို၊ ဝါ-ဓမ္မဒါန တည်းဟူ
သော ပူဇော်အပ်သော ယဇ်ကို၊ အယဇိ-စွန့်လွှတ်တော်မူပြီ။

၂၁၃။ သော မဟာပုရိသော-သည်၊ သုစရိတေန- ကောင်းစွာ ကျင့်အပ်သော၊
တေန ကမ္မုနာ-ထို့ ဓမ္မယာဂကံဖြင့်၊ သုဂတိ-ကောင်းသော ကံသည် ဖြစ်စေ

အပ်သော ဂတိဟုဆိုအပ်သော နတ်ပြည်သို့၊ ဝဇတိ-သက်ရောက်တော်မူရ၏၊ တတ္ထ တိဿံ သုဂတိယံ-၌၊ မောဒတိ-ဝမ်းမြောက်တော်မူရ၏၊ ဣဓ ဣမသ္မိံ မနုဿလောကေ-သို့၊ အာဂတော-ပြန်လာတော်မူသော၊ သော ဒေသော မဟာပုရိသော-သည်၊ ဥဗ္ဘိ-အထက်သို့၊ ဥပ္ပတိတလောမဝါ-တက်သောအမွှေးရှိတော်မူသည်၊ ဟောတိ-၏၊ မံသလောဟိတာစိတာ-အသားအသွေးတို့သည် ပွားစေအပ်ကုန်သော၊ တစောတ္ထတာ-အရေသည် ဖုံးလွှမ်းအပ်ကုန်သော၊ ပါဒဂဏ္ဍိ-ခြေဖမောက်တော်တို့သည်၊ သာဓု-ကောင်းစွာ၊ သဏ္ဍိတာ-တည်ကုန်သည်၊ အဟု-ဖြစ်ကုန်ပြီ၊ ဥပရိ စရဏ သောဘနာ-တင့်တယ်သော ခြေဖဝါးစောက်၏ အထက်လက်လေးသစ် အတိုင်းအရှည်ရှိသော အရပ်၌တည်သော ဖမောက်ရှိတော်မူသည်၊ အဟု-ဖြစ်တော်မူပြီ၊ ဣတိ-သို့၊ ဒုဝေ-နှစ်ပါးကုန်သော၊ လက္ခဏာနိ စ-တို့ကိုလည်း၊ ဥတ္တမ ပမုခတာယ-မြတ်သည်၏ အဖြစ်၊ ကြီးကဲသည်၏အဖြစ်ဟူသော အကျိုးငှာ၊ ဝိန္ဒတိ-ရတော်မူ၏။

တထာဝိဓော-ထိုသို့သဘောရှိတော်မူသော၊ မဟာပုရိသော-သည်၊ ဂေဟိ-အိမ်၌၊ သစေ အာဝသတိ-အကယ်၍ နေခဲ့အံ့၊ ဝေ အာဝသန္တေ-သော်၊ ကာမသောဂိနံ-ကာမဂုဏ်ကို ခံစားလေ့ရှိကုန်သော သူတို့ထက်၊ အဂ္ဂတံ-ကြီးသည်၏ အဖြစ်သို့၊ ဝါ-မြတ်သည်၏အဖြစ်သို့၊ ဝဇတိ-ရောက်၏၊ ဝါ-ရောက်လတ္တံ့၊ တေနမဟာပုရိသေန-ထက်၊ ဥတ္တရိတရော-အထူးသဖြင့် လွန်သောပုဂ္ဂိုလ်သည်၊ နဝိဇ္ဇတိ-မရှိနိုင်၊ ဗမ္ပဒိပံ-ဗမ္ပူကျွန်း၌ မြေအပြင်ကို၊ အဘိဘုယျ-လွှမ်းမိုး၍၊ ဣရိယတိ-နေနိုင်၏၊ ဝါ-နေနိုင်လိမ့်လတ္တံ့။

စ-သို့မဟုတ်၊ အနောမနိက္ကမော- မယုတ်လျော့သော နေခြင်း ရှိတော်မူသော၊ ဝါ-မြတ်သောနေခြင်းရှိတော်မူသော၊ မဟာပုရိသော-သည်၊ ပဗ္ဗဇမ္ဗိ-ရှင်ရယန်းအဖြစ်သို့ ရောက်သော်လည်း၊ သဗ္ဗပါဏိနံ-အလုံးစုံသော သတ္တဝါတို့ထက်၊ အဂ္ဂတဉ္စ-ကြီးသည်၏အဖြစ်သို့လည်း၊ ဝါ-မြတ်သည်၏အဖြစ်သို့လည်း၊ ဝဇတိ-ရောက်၏၊ ဝါ-ရောက်လိမ့်လတ္တံ့၊ တေနမဟာပုရိသေန-ထက်၊ ဥတ္တရိတရော-သည်၊ နဝိဇ္ဇတိ-နိုင်၊ သဗ္ဗံ-အလုံးစုံသော၊ လောကံ-လောကကို၊ အဘိဘုယျ-လွှမ်းမိုး၍၊ ဝိဟရတိ-နေ၏၊ ဝါ-နေလိမ့်လတ္တံ့၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

ဧကိဇဂ်လက္ခဏံ (၁၁)

၂၅၁၄။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိံ-၌လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌လည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿတူတော-သည်၊ သမာနော-သော်၊ သိပ္ပံဝါ-အကျိုးလို့လား အမျိုး

သားတို့ ကြိုးစားစိတ်စွဲ မှီဝဲသင်ကြားအပ်သော လက်မှုအတတ်ကိုသော်လည်းကောင်း၊ ဝါ-အကျိုး၏ဖြစ်ရာတည်ရာ လက်မှုအတတ်ကိုသော်လည်းကောင်း၊ ဝိဇ္ဇာဝါ-သိအပ် သိသင့် သိထိုက်သော နှုတ်မှု အတတ်ကို သော်လည်းကောင်း၊ စရုဏ်ဝါ-သုဂတိနိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော ငါးပါးသီလ၊ ဆယ်ပါးသီလ၊ ပါတိမောက္ခသံဝရသီလကိုသော်လည်းကောင်း၊ ကမ္မဝါ-ကံသရလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၏အဖြစ်ကိုသိတတ်သော ကမ္မသကတဘျာဏ်ကို သော်လည်းကောင်း၊ သက္ကစုံ-ကောင်းစွာပြု၍၊ ဝါ-ရိုသေစွာ၊ ဝါ-စေတနာ-ရွတ်ဆိုစေတတ်သည်၊ ဝါ-ဖို့ချတတ်သည်၊ ယမ္မိအဟောသိ-ပြီ၊ ကိ-သို့၊ မနသိကတော-၍၊ ဝါ-စေတနာ-သည်၊ အဟောသိ-နည်း၊ ကိန္တိ-အတယ်သို့သာလျှင်၊ ဝါ-အတယ်ပုံသာလျှင်၊ ဣမေဇနာ-ဤလူတို့သည်၊ ခိပ္ပံ-လျှင်မြန်စွာ၊ ဝိဇာနေယျိ-သိနိုင်ကြကုန်ရာအံ့နည်း၊ ကိန္တိ-လျှင်၊ ဣမေဇနာ-တို့သည်၊ ခိပ္ပံ-စွာ၊ ပဋိပဇ္ဇေယျိ-ကျင့်နိုင်ကြကုန်ရာအံ့နည်း၊ စိရံ-ကြာမြင့်စွာသောကာလပတ်လုံး၊ န ကိလမေယျိ-မပင်ပန်းဘဲ ရှိကြကုန်ရာအံ့နည်း၊ ဣတိမနသိကတော-မူ၍၊ သက္ကစုံ-၍၊ ဝါ-စေတနာ-သည်၊ ယမ္မိ အဟောသိ-ပြီ၊ သော တထာဂတော-သည်၊ တထာကမ္မဿ-ကို၊ သက္ကစုံ-သိပွာဒိဝါစနကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိဓာတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မူ၊ ပရံ-၌၊ သုဂတိ-သော၊ သဂ္ဂံ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ပ ။ သော-တထာဂတော-သည်၊ တတော လောကတော-မူ၊ စုစော-သည်၊ ဟုတော-၍၊ ဣတ္တတ္တံ-သို့၊ အာဂတော-သည်၊ သမာနော-သော်၊ ဧကိဇေယျာ-ဧကိမည်သော သား၏ မြင်းခေါင်းနှင့်တူသော မြင်းခေါင်း ရှိသည်၊ ဝါ- တောဆိတ်နက်၏ မြင်းခေါင်းနှင့် တူသောမြင်းခေါင်းရှိသည်၊ ဟောတိ-၏။ ဣတိ ဣမံ မဟာ-ပုရိသလက္ခဏံ-ကို၊ ပဋိလဘတိ-မူ၏၊ တေနလက္ခဏေန-နှင့်၊ သမန္တာဂတော-သော၊ သော တထာဂတော-သည်၊ အဂါရံအဓိ-၌၊ သစေအာဝသတိ-အံ့၊ ဧဝံအာဝသန္ဓေ-သော်၊ စက္ကဝတ္တိ-သော။ ပ ။ သတ္တရုတနသမန္တာဂတော-သော၊ ရုဇာ-သည်၊ ဟောတိ-၏။ ပ ။ ရုဇာ-သည်၊ သမာနော-သော်၊ ကိ အာနိ-သံသံ-ကို၊ လဘတိ-နည်း၊ ရုဇာရဟာနိ-မင်းအားထိုက်ကုန်သော၊ ရုဇဂါနိ-မင်း၏အင်္ဂါဖြစ်ကုန်သော၊ ဝါ-မင်း၏ စစ်သည်၏ အကြောင်းဖြစ်ကုန်သော၊ ရုဇပတောဂါနိ-မင်း၏ အတွင်းအပ၌ သုံးဆောင်အပ်သော အသုံးအဆောင် ဖြစ်ကုန်သော၊ ရုဇာနုစ္ဆဝိကာနိ-မင်းအား လျှောက်ပတ်ကုန်သော သက်ရှိ ဘဏ္ဍာ၊ ခုနစ်ပါးသော ရတနာ အစရှိသော သက်မဲ့ဘဏ္ဍာတို့သည်၊ သန္တိ-ကုန်၏၊ တာနိဘဏ္ဍာနိ-တို့ကို၊ ခိပ္ပံ-လျှင်မြန်စွာ၊ ပဋိလဘတိ-ရနိုင်၏၊ ရုဇာ-သည်၊ သမာနော-သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏။ ပ ။ ဗုဒ္ဓေါ-သည်၊ သမာ-နော-သော်၊ ကိ အာနိသံသံ-ကို၊ လဘတိ-နည်း၊ သမဏာရဟာနိ-ရဟန်းတို့ အား ထိုက်ကုန်သော၊ သမဏဂါနိ-ရဟန်းတို့၏ အဖို့အစုဖြစ်ကုန်သော၊ သမဏ-



ပဘောဂါနိ-ရဟန်းတို့၏ အတွင်းအပ၌ သုံးဆောင်အပ်သော အသုံးအဆောင် ဖြစ်ကုန်သော၊ သမဏာနန္ဒစွဝိကာနိ-ရဟန်းတို့အား လျှောက်ပတ် ကုန်သော၊ ယံခနိ တာနိဘဏ္ဍာနိ-အကြင် လေးပါးသောပရိသတ်ဟု ဆိုအပ်သော သက်ရှိ ဘဏ္ဍာ၊ ဆွမ်း၊ သက်နီး၊ ကျောင်း၊ ဆေး တည်းဟူသော သက်မဲ့ ဘဏ္ဍာတို့ သည်၊ သန္တိ-ကုန်၏၊ တာနိ ဘဏ္ဍာနိ-တို့ကို၊ ခိပ္ပံ-စွာ၊ ပဋိလတတိ-၏၊ ဗုဒ္ဓေါ- သည်၊ သမာနော-သော်၊ ဣဒံအာနိသံသံ-ကို၊ လတတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထံ-ဧဝံဇာတိဟူသော မဟာပုရိသလက္ခဏာကို ရခြင်း၏ အကြောင်း ဖြစ်သော ကမ္မံ ကမ္မသရိက္ခက လက္ခဏာ လက္ခဏာနိသံသဟူသော ဤအကြောင်း ကို၊ အဝေါ-ပြီ။

၂၁၅။ တတ္ထတသ္မိံ ဝိဘာဂေ-၌၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မ- တာ အာနန္ဒတ္ထရေန-သည်၊ အပရိ-သော၊ တေဂါယာပဒံ-ကို၊ ဝုစ္စတိ-အပ်၏၊ ကိံ-သို့၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ သိပေသု-အကျိုး လိုလား အမျိုးသားတို့ ကြီးစား စိတ်စွဲ မှီဝဲသင်ကြားအပ်သော လက်မှုအတတ်တို့၌လည်းကောင်း၊ ဝါ-အကျိုး ၏တည်ရာဖြစ်ရာဖြစ်သော လက်မှုအတတ်တို့၌လည်းကောင်း၊ ဝိဇ္ဇာစရဏေသု- သိအပ်၊ သိသင့်၊ သိထိုက်သော နှုတ်မှုအတတ်၊ သုဂတိနိဗ္ဗာန်သို့ သွားရောက် ကြောင်းဖြစ်သော ငါးပါးသီလ၊ ဆယ်ပါးသီလ၊ ပါတိမောက္ခ သံဝရသီလ တို့၌လည်းကောင်း၊ ကမ္မေသု-ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၌ လည်းကောင်း၊ ကလံ-အဘယ်သို့၊ ဝါ-အဘယ်ပုံ၊ လဟံ-လျှင်မြန်စွာ၊ ဝိဇာနေယျ-သိနိုင်ကုန် ရာပါအံ့နည်း၊ ဣတိ-သို့၊ ဝိဇာနေ-ကာလမကြာ အမြန်သာလျှင် ကောင်းစွာ သိလွယ်ခြင်းကို၊ ဣစ္ဆတိ-အလိုရှိ၏၊ ယံ သိပ္ပံ-အကြင် အတတ်သည်၊ ကသမိ- တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား၊ ဥပသာတာယ-ညှဉ်းဆဲ နှိပ်စက်ခြင်းငှာ၊ န ဟောတိ-မဖြစ်၊ တံ သိပ္ပံ-ကို၊ စိရံ-ကြာမြင့်စွာသော ကာလပတ်လုံး၊ န ကိလိယတိ-မပင်ပန်းလိမ့်လတ္တံ့၊ ဣတိ မနသိကတာ-ဤသို့ နှလုံးသွင်း၍၊ ခိပ္ပံ- လျှင်မြန်စွာ၊ ဝါ-လျှင်မြန်စွာ ပြီးစီး အောင်မြင်အောင်၊ ဝါစေတိ-ရွတ်ဆိုစေ ၏၊ ဝါ-ပို့ချ၏၊ ကုသလံ-အပြစ်မရှိသော၊ ဝါ-ကုသိုလ်ဖြစ်သော၊ သုရဒြယံ- သုခ၏ တိုးပွားကြောင်း ဖြစ်သော၊ တံ ကမ္မံ-ထို သက္ကစံ သိပ္ပာဒိ ဝါစနကံကို၊ ကတာ-ပြု၍၊ မနုညာ-စိတ်ကို လွန်စွာနှစ်သက်စေတတ်ကုန်သော၊ သုသဏ္ဍိတာ- ကောင်းစွာ တည်ကုန်သော၊ ဝဇ္ဇာ-လုံးကုန်သော၊ သုဇာတာ-ကောင်းစွာ ဖြစ် ကုန်သော၊ အနုပုဗ္ဗံ-အစဉ်အတိုင်း၊ ဥဂ္ဂတာ-တက်ကုန်သော၊ ဥဒ္ဓဂ္ဂလောမာ- အထက်သို့ အဖျားလှည့်သော အမွှေးရို့ကုန်သော၊ သုခမတ္တစောတ္ထဋ္ဌာ-နှုည့် သိမ်မွေ့သော အရေသည် ဖုံးလွှမ်းအပ်ကုန်သော၊ ဇာယံ-မြင်းခေါင်းတို့ကို၊ လဘာတေ-ရတော်မူ၏။

တံ ပုဂ္ဂလံ-ထိုပုဂ္ဂိုလ်ကို၊ ဝေယျဉ္ဇနိကာ-နိမိတ်ဖတ်ပတ်ကုန်သော၊ ဗြာဟ္မဏာ-တို့သည်၊ ဧဏေယျဇဓောတိ-ဧဏေယျဇဓံ ဟူ၍၊ ဝါ-ဧဏံ မည်သော သားကောင်၏ မြင်းခေါင်းနှင့်တူသော မြင်းခေါင်းရှိသောပုဂ္ဂိုလ်ဟူ၍၊ အာဟု-ဆိုကုန်ကြပြီ၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဝေယျာနုလောမာနိ-အိမ်အား လျော်လျောက်ပတ်ကုန်သော၊ ဝါ-အိမ်နေသူ လူဝတ်ကြောင့်အား လျော်လျောက်ပတ်ကုန်သော၊ (တစ်နည်း) ဧကော လောမာနိ-ဘစ်ခုတစ်ခုသော မွေးတွင်း တို့၌ပေါက်သော တစ်ချောင်း၊ တစ်ချောင်းသောအမွေးဟု ဆိုအပ်ကုန်သော၊ လက္ခဏံ-လက္ခဏာကို၊ (ဝိသေသန၊ ဝိသေသျှ ဝုစ်မဟူ။) ခိပ္ပံ-စွာ၊ သမ္ပတ္တိယာ-စည်းစိမ်၏၊ ဝါ-ပြည့်စုံသော အကျိုး၏၊ နိမိတ္တံ-အကြောင်းဟူ၍၊ (ထည့်စပ်) အာဟု-ကုန်ပြီ၊ ယံ ဘဏ္ဍံ-အကြင် ဘဏ္ဍာကို၊ ဖာဘိကဓံတိ-အလိုရှိတော်မူ၏၊ တံ ဘဏ္ဍံ-ကို၊ အပဗ္ဗဇံ-ရှင်ရဟန်းအဖြစ်သို့ မကပ်ရောက်သည်ရှိသော်၊ ခိပ္ပံ-စွာ၊ ဣဓ ဣမသ္မိံ လောကေ-၌၊ အဓိ ဝစ္ဆတိ-ရတော်မူနိုင်၏၊ ဝါ-ရတော်မူနိုင်လိမ့်လတ္တံ့။ ။

စ-သို့မဟုတ်၊ တာဒိသော-သော၊ မဟာ ပုရိသော-သည်၊ နေက္ခမ္မဆန္ဒာတိ ရတော-သည်၊ ဝိစက္ခဏော-သည်၊ ဟုတော-မူ၍၊ ပဗ္ဗဇံ-သို့၊ သစေဥပေကိ-အံ၊ ဧဝံ ဥပေန္တေ-သော်၊ ယံဘဏ္ဍံ-သည်၊ အဿမဟာပုရိသဿ-အား၊ အနုစ္ဆဝိလံ-လျောက်ပတ်၏၊ အနုလောမိကံ-လျော်၏၊ တံ ဘဏ္ဍံ-ကို၊ အနောမ ဝိက္ခမော-မယုတ်လျော့သော နေခြင်းရှိတော်မူသော၊ ဝါ-မြတ်သော နေခြင်း ရှိတော်မူသော၊ မဟာပုရိသော-သည်၊ ခိပ္ပံ-စွာ၊ ဝိန္ဒတိ-ရတော်မူနိုင်၏၊ ဝါ-ရတော်မူနိုင်လိမ့်လတ္တံ့၊ ဣတိ-သို့၊ ဝုစ္ဆတိ-အပ်၏။

သုခုမစ္ဆဝိလက္ခဏံ (၁၂)

၂၁၆။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိံ-၌ လည်းကောင်း၊ ဝါ-ပတ်လုံး လည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌ လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ သမဏံ ဝါ-ငြိမ်းအေးစေအပ်ပြီးသောမကောင်းမှုရှိသော ရဟန်းကိုသော်လည်းကောင်း၊ ဝါ-သို့သော်လည်းကောင်း၊ ဗြာဟ္မဏံ ဝါ-တားမြစ်ကန့်ကွက် ပယ်ဖျက်အပ်ပြီးသော် မကောင်းမှု ရှိသော ရဟန်းကို သော်လည်းကောင်း၊ ဝါ-သို့သော်လည်းကောင်း၊ ဥပသကံမိတော-ချဉ်းကပ်၍၊ ပရိပုစ္ဆိတာ-အဖန်ဖန်မေးတတ်သည်၊ ယမ္ပိအဟောသိ-ပြီ၊ ကိံ-သို့၊ ပရိပုစ္ဆိတာ-သည်၊ အဟောသိ-နည်း၊ ဘန္တေ-အရှင်တုရား၊ ကုသလံ-သည်၊ ကိံ-အဘယ်ပါနည်း၊ အကုသလံ-သည်၊ ကိံ-နည်း၊ သာဝဇ္ဇံ-အပြစ်နှင့် တကွဖြစ်သော တရားသည်၊ ဝါ-

အပြစ်ရှိသော တရားသည်၊ ကိံ-နည်း၊ အနဝဇ္ဇိ-အပြစ် မရှိသော တရား
သည်၊ ကိံ-နည်း၊ သေဝိတဗ္ဗ-မိဝဲအပ်၊ မိဝဲသင့်၊ မိဝဲထိုက်သော တရားသည်၊
ကိံ-နည်း၊ နသေဝိတဗ္ဗ-မမိဝဲအပ်၊ မမိဝဲသင့်၊ မမိဝဲထိုက်သော တရားသည်၊
ကိံ-နည်း၊ ကိံ-အဘယ်တရားသည်၊ ဝါ-ကို၊ မေ-အား၊ ဝါ-သည်၊ ကရိယ-
မာနံ-ပြုအပ်သည်ရှိသော်၊ ဒိဿရတ္တံ-ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ အဟိ-
တာယ-အစီးအပွားမဲ့ကို ပြုခြင်းငှာလည်းကောင်း၊ ဒုက္ခာယ-ဆင်းရဲကို ပြုခြင်း
ငှာလည်းကောင်း၊ အဿ-ဖြစ်ရာပါသနည်း၊ ဝါပန-ထိုမှတစ်ပါး၊ ကိံ-သည်၊
ဝါ-ကို၊ မေ-အား၊ ဝါ-သည်၊ ကရိယမာနံ-သော်၊ ဒိဿရတ္တံ-လုံး၊ ဟိတာယ-
အစီးအပွားကို ပြုခြင်းငှာလည်းကောင်း၊ သုခါယ - ချမ်းသာကို ပြုခြင်းငှာ
လည်းကောင်း၊ အဿ-နည်း၊ ဣတိ-သို့၊ ပရိပုစ္ဆိတာ-သည်၊ ယမ္ပိအဟောသိ-
ပွီ၊ သော တထာဂတော-သည်၊ တဿကမ္မဿ-ထို ပညာရှိသော ရဟန်းသို့
ချဉ်းကပ်၍ အဖန်ဖန်မေးမြန်းကြောင်း ဖြစ်သော ကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-
ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ- ကြောင့်၊
ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိံ-သော၊ သဂ္ဂံ-
သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ပ ။ သော တထာဂတော-သည်၊ တတော
လောကတော-မှ၊ စုတော-သည်၊ ဟုတော-၍၊ ဣတ္ထတ္တံ-သို့၊ အာဂတော-သည်၊
သမာနော-သော်၊ သုခမစ္ဆဝိ-နူးညံ့သိမ်မွေ့ သောအရေရှိတော်မူသည်၊ ဟောတိ-
ဖြစ်တော်မူ၏၊ ဆဝိယာ-အရေ၏၊ သုခမတ္တာ-နူးညံ့ သိမ်မွေ့ သည်၏ အဖြစ်
ကြောင့်၊ ရဇောဇလ္လံ-မြူးမြူးကြမ်းသည်၊ ဝါ-မြူးအညစ်အကြေးသည်၊ ကာယေ-
ကိုယ်တော်၌၊ န ဥပလိမ္ပတံ-ကြာဖက်ပေါ်တွင် ရေမတင်သို့ သန့်စင် ပကတိ
ဖြူစင်တို၍ မငြိကပ် မလိမ်းကုံးနိုင်၊ ဣတိဣမံ မဟာပုရိသလက္ခဏံ-ကို၊ ပုဂ္ဂိုလ်တစ်
မူ၏၊ တေနလက္ခဏေန-သုခမစ္ဆဝိတာ ဟူသော ထိုလက္ခဏာနှင့်၊ သမန္နာဂတော-
သော၊ သော တထာဂတော-သည်၊ အဂါရံအဓိ-၌၊ သစေ အာဝသတိ-အံ၊
ဝေံအာဝသန္တေ-သော်၊ စက္ကဝတ္တိ-သော။ ပ ။ သတ္တရတန သမန္နာဂတော-
သော၊ ရာဇာ-သည်၊ ဟောတိ-၏။ ပ ။ ရာဇာ-သည်၊ သမာနော-သော်၊
ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ မဟာပညော-ကြီးသော ပညာရှိသည်၊
ဟောတိ-၏၊ အဿရညော-ထိုမင်းအား၊ ဝါ-နှင့်၊ ကာမဘောဂိနံ-ကာမဂုဏ်
စည်းစိမ်ကို ခံစားလေ့ရှိကြကုန်သောသူတို့တွင်၊ ပညာယ-ပညာအားဖြင့်၊ သဒိ-
သော-တူသော၊ ကောစိဝါ-တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်သော်လည်း
ကောင်း၊ သေဋ္ဌော-အထူးသဖြင့်ချီးမွမ်းအပ်သော၊ ဝါ-မြတ်သော၊ ကောစိဝါ-
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် သော်လည်းကောင်း၊ န ဟောတိ-မရှိ၊
ရာဇာ-သည်၊ သမာနော-သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏။ ပ ။ ဗုဒ္ဓေါ-
သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ မဟာပညော-
ကြီးသောပညာရှိသည်လည်းကောင်း၊ ပုထုပညော-ပြန်ပြောသော ပညာရှိသည်



လည်းကောင်း၊ ဝါ-အထူးထူးအပြားပြားသော အာရုံကို သိတတ်သော ပညာရှိသည်လည်းကောင်း၊ ဟာသပညော-ရွှင်လန်းသော ပညာရှိသည်လည်းကောင်း၊ ဇဝနပညော-လျင်မြန်စွာ သိတတ်သော ပညာရှိသည်လည်းကောင်း၊ တိက္ခပညော-ထက်သန်သော ပညာရှိသည်လည်းကောင်း၊ နိဗ္ဗေဓိကပညော-လောဘခဲ၊ ဒေါသခဲ၊ မောဟခဲတို့ကို ဖောက်ခွဲခြင်းရှိသော ပညာရှိသည်လည်းကောင်း၊ ဝါ-လောဘခဲ၊ ဒေါသခဲ၊ မောဟခဲတို့ကို ဖောက်ခွဲတတ်သော ပညာရှိသည်လည်းကောင်း၊ ဟောတိ-၏၊ အဿပုဒ္ဓဿ-အား၊ ဝါ-နှင့်၊ သဗ္ဗသတ္တာနံ-အလုံးစုံသော သတ္တဝါတို့တွင်၊ ပညာယ-အားဖြင့်၊ သမိသော-သော၊ ကောစိဝါ-သည်သော်လည်းကောင်း၊ သေဋ္ဌော-သော၊ ကောစိဝါ-သည်သော်လည်းကောင်း၊ န ဟောတိ-မရှိ၊ ပုဒ္ဓေါ-သည်၊ သမာနော-သော်၊ ဣဒံအာနိသံသီ-ကို၊ လဘတိ-မူ၏၊ ဘဂဝါ-သည်၊ ဧတမတ္ထံ-သုခုမတ္ထဝိတာ ဟူသော မဟာပုရိသလက္ခဏာကို ရခြင်း၏ အကြောင်း ဖြစ်သော ကမ္မ၊ ကမ္မသရိက္ခက လက္ခဏာလက္ခဏာနိသံသ ဟူသော ဤအကြောင်းကို၊ အဝေါစ-မူပြီ။

၂၁၇။ တတ္ထတသ္မိံ ဝိဘာဂေ-၌၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မတာ အာနန္ဒတ္ထေရေန-သည်၊ အပရံ-သော၊ ဧတံဂါထာပဒံ-ကို၊ ဝုဇ္ဇတိ-အပ်၏၊ ကိံ-သို့၊ ဝုဇ္ဇတိ-နည်း။

မဟာပုရိသော-သည်၊ ပုရေ-ရှေးဘဝ၌လည်းကောင်း၊ ပုရတ္တာ-ရှေးဖြစ်သော ဘဝ၌လည်းကောင်း၊ ပုရိမာသု-ကုန်သော၊ ဇာတိသု-ဘဝတို့၌လည်းကောင်း၊ (တစ်နည်း) မဟာပုရိသော-သည်၊ ပုရေ-ရှေးဘဝ၌လည်းကောင်း၊ ပုရတ္တာ-အထူးသဖြင့် ရှေးဖြစ်သော ဘဝ၌ လည်းကောင်း၊ ပုရိမာသု-ကုန်သော၊ ဇာတိသု-ဘဝတို့၌လည်းကောင်း၊ အညာတုကာမော-သိခြင်းငှာ အလိုရှိတော်မူသည်၊ ဟုတ္တာ-မူ၍၊ ပရိပုစ္ဆိတာ-အဖန်ဖန် မေးမြန်းတော်မူတတ်သည်၊ အဟု-ဖြစ်တော်မူပြီ၊ သုဿသိတာ-နာလိုသည်၊ ဟုတ္တာ-မူ၍၊ ပဗ္ဗဇိတံ-ပညာရှိသော ရဟန်းသို့၊ ဥပါသိတာ-ဆည်းကပ်တော်မူလျက်၊ အတ္တန္တရော-အကျိုးကို အတွင်းပြုတော်မူသည်၊ ဝါ-အကျိုးကို လိုလားသောစိတ် ရှိတော်မူသည်၊ ဟုတ္တာ-မူ၍၊ အတ္တကတံ-အကျိုးစီးပွားနှင့်စပ်သော တရားစကားကို၊ နိသာမယိ-နာခံတော်မူပြီ။

ပညာပဋိလာဘဂတေန-ပညာကိုရခြင်းအကျိုးငှာဖြစ်သော၊ ကမ္မုနာ-ဖြင့်၊ ဝါ-ကြောင့်၊ မနုဿဘူတော-လူတို့၌ဖြစ်တော်မူသော၊ မဟာပုရိသော-သည်၊ သုခုမတ္ထဝိ-နူးညံ့သိမ်မွေ့သော အရေရှိတော်မူသည်၊ အဟု-ဖြစ်တော်မူပြီ၊ ဥပ္ပာဒနိမိတ္တကောဝိဒါ- ဥပါဒ်နိမိတ်၌ လိမ္မာကြကုန်သော၊ ဝါ- ဘုရားလောင်း၏ ဖြစ်ကြောင်းဖြစ်သော လက္ခဏာ၊ ဘုရားလောင်းကို နှိုင်းချိန်ကြောင်းဖြစ်သော

လက္ခဏာ၌ လိမ္မာကြကုန်သော၊ ဗြာဟ္မဏာ-တို့သည်၊ ဗျာကံသု-နိမိတ်ဖတ်ကြ
ကုန်ပြီ၊ ကိ-သို့၊ ဗျာကံသု-ကုန်သနည်း၊ အယံကုမာရော-သည်၊ သုခမာနိ-
နူးညံ့သိမ်မွေ့ကုန်သော၊ အတ္ထာနိ-အကျိုး အနက် တို့ကို၊ အဝေစွ-ညာဏ်ဖြင့်
သက်ဝင်၍၊ ဒက္ခိတိ-ရှုမြင်လိမ့်လတ္တံ့။ ။

တာဒိသော-ထိုရှေးဘုရားအလောင်းတို့ကဲ့သို့ ရှုအပ်သောသဘော ရှိတော်မူ
သော၊ အယံကုမာရော-သည်၊ ပဗ္ဗဇ္ဇိ-ရှင်ရဟန်း အဖြစ်သို့၊ သစေ ၃ ဥပေတိ-
အကယ်၍ ကပ်ရောက်တော်မမူခဲ့အံ့၊ ဧဝံအနုပေန္တေ-သော်၊ စက္ကံ-စကြာရတနာ
ကို၊ ဝတ္ထေတိ-ဖြစ်စေတော်မူနိုင်လိမ့်လတ္တံ့၊ ဝါ-လည်စေတော်မူနိုင်လိမ့်လတ္တံ့၊
ပထဝီ-မြေအဖြစ်ကို၊ ဝါ-တစ်မြေထောင်လုံးကို၊ ဝါ-တစ်မြေထောင်လုံးရှိ
လူအပေါင်းကို၊ ပသာသတိ-ဆုံးမတော်မူနိုင်လိမ့်လတ္တံ့၊ အတ္ထာနုသိဋ္ဌိသုစ-
အကျိုးကို ဆုံးမတော်မူခြင်းတို့၌လည်းကောင်း၊ ပရိဂ္ဂဟေသုစ-အကျိုးရှိ၊ အကျိုး
မဲ့ကို စုံစမ်းတတ်သောညာဏ်တို့၌လည်းကောင်း၊ တေန ကုမာရေန-ထိုမင်းသား
ထက်၊ သေယျောစ-မြတ်သော ပုဂ္ဂိုလ်သည် လည်းကောင်း၊ တေန ကုမာရေန-
နှင့်၊ သဒိသောစ-တူသောပုဂ္ဂိုလ်သည်လည်းကောင်း၊ နဝိဇ္ဇတိ-မရှိနိုင်။ ။

စ-သို့မဟုတ်၊ တာဒိသော-သော၊ အယံကုမာရော-သည်၊ နေက္ခမ္မဆန္ဒာ-
ဘိရတော-သည်၊ ဝိစက္ခဏော-သည်၊ ဟုတ္တာ-မူ၍၊ ပဗ္ဗဇ္ဇိ-သို့၊ သဂစဉပေတိ-
မူခဲ့အံ့၊ ဧဝံဥပေန္တေ-သော်၊ အနုတ္တရိ-မိမိကိုလွန်သောပညာမရှိသော၊ ပညာ-
ဝိသိဋ္ဌိ-ထူးကဲလွန်မြတ်သောပညာကို၊ လဘတေ-ရတော်မူနိုင်လိမ့်လတ္တံ့၊ ဝရ-
ဘူရိ-မြတ်သော မြေကြီးနှင့်တူသော ပညာရှိတော်မူသော၊ မေဓသော-အနက်
အနဲ အခက်အခဲကို ဖျက်ခွဲတတ်သောညာဏ်ပညာ ရှိတော်မူသော၊ အယံကုမာ-
ရော-သည်၊ ဗောဓိ-ဉာဏ် ယျဂါးတန် တရားမှန်ကို ကော်သိတတ်သော သဗ္ဗညုတ
ညာဏ်တော်သို့၊ ပပွေတိ-ရောက်တော်မူလိမ့်လတ္တံ့၊ ဣတိ-သို့၊ ဗျာကံသု-ကုန်
ပြီ၊ ဣတိ-သို့၊ ဝုစ္ဆတိ-အပ်၏။ ။

သုဝဏ္ဏဝဏ္ဏလက္ခဏံ (၁၃)

၂၁၈။ ဘိက္ခဝေ-တို့၊ တလဂတော-သည်၊ ပုရိမံ-သော၊ ဇာတိ-၌
လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝ-၌လည်းကောင်း၊
ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုဗ္ဗေ-၌၊
မနုဿဘူတော-သည်၊ သမာနော-သော်၊ အက္ခောနော- အမျက် ထွက်ခြင်း
အလေ့ ရှိသည်လည်းကောင်း၊ အနုပါယာ သ ဗဟုလော-များသော ပြင်းစွာ
ပင်ပန်းကြောင်းဖြစ်သောဒေါသပရိသည်လည်းကောင်း၊ ယမ္မိအဟောသိ-မူပြီ၊
ဗဟု-များစွာ၊ ဝုတ္တော- ပြောဆိုအပ်သည်၊ သမာနောပိ-ဖြစ်ပင် ဖြစ်ပါသော်

လည်း၊ ယမ္ပိနာဘိသဇ္ဇိ-အကြင်လည်း ဒေါသ၏အစွမ်းအားဖြင့် မကပ်ငြိ၊ ယမ္ပိ-
 နုကုပ္ပိ-အကြင်လည်း အမုက်မထွက်၊ ယမ္ပိ နံဗျာပုဇ္ဇိ-အကြင်လည်း ဒေါသ၏
 အစွမ်းအားဖြင့် ဖောက်ပြန်ခြင်းသို့မရောက်၊ ယမ္ပိ န ပတိတ္တိယိ-အကြင်လည်း
 ဒေါသ၏အစွမ်းအားဖြင့် စိတ်ကို မညှဉ်းဆဲ မနှိပ်စက်၊ ကောပဉ္စ-အမုက်ထွက်
 ခြင်းကိုလည်းကောင်း၊ ဒေါသဉ္စ-ရန်ငြိုးဖွဲခြင်း ကိုလည်းကောင်း၊ အပ္ပစ္စယဉ္စ-
 ပီတိ၏အကြောင်းမဟုတ်သော ဒေါမနဿကိုလည်းကောင်း၊ ယမ္ပိ န ပါတုဒ-
 ကာသိ-အကြင်လည်း ထင်စွာပြုတော်မမူ၊ သုခုမာနံ-သိမ်မွေ့ ကုန်သော၊ မုဒု-
 ကာနံ-နူးညံ့ကုန်သော၊ အတ္ထရုဏာနံ-အခင်းတို့ကိုလည်းကောင်း၊ ပါဝုရဏာနံ-
 အရုံတို့ကိုလည်းကောင်း၊ (ဤကား သာမညကံ။) ခေါ်မသုခုမာနံ-နူးညံ့သိမ်မွေ့
 သော ခေါ်မချည်ဖြင့် ရက်အပ်သော အခင်းအရုံတို့ကို လည်းကောင်း၊ ဝါ-
 နူးညံ့ သိမ်မွေ့သောခုံ(ဂုံ)ချည်ဖြင့် ရက်အပ်သော အခင်း အရုံတို့ ကိုလည်း
 ကောင်း၊ ကပ္ပာသိက သုခုမာနံ-နူးညံ့သိမ်မွေ့ သော ဝါချည်ဖြင့်ရက်အပ်သော
 အခင်းအရုံတို့ကိုလည်းကောင်း၊ ကောသေယျ သုခုမာနံ-နူးညံ့ သိမ်မွေ့ သော
 ပိုးချည်ဖြင့်ရက်အပ်သော အခင်းအရုံတို့ကို လည်းကောင်း၊ ကမ္မလသုခုမာနံ-
 နူးညံ့သိမ်မွေ့ သော ကမ္မလာတို့ကို လည်း ကောင်း၊ (ဤကား ဝိသေသကံ။)
 ဒါတာစ-ပေးလှူတတ်သည်လည်း၊ ယမ္ပိအဟောသိ-အကြင်လည်းဖြစ်ပြီ၊ သော
 တထာဂတော-သည်၊ တဿ ကမ္မဿ-ထို သုခုမ အတ္ထရုဏ ပါဝုရဏ ဒါနကံ၏၊
 ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊
 ဝိပုလတ္တခ-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရိ-၌၊ သုဂတိ-
 သော၊ သဂုံ-ဆော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏ ။ ပ ။ သော တထာဂတော-
 သည်၊ တတောလောကတော-မှ၊ စုတော-သည်၊ ဟူတော-မူ၍၊ ဣတ္တတံ-သို့၊
 အာဂဇော-သည်၊ သမာနော-သော်၊ သုဝဏ္ဏဝဏ္ဏော-ရွှေအဆင်းနှင့် တူသော
 အဆင်းရှိတော်မူသည်၊ ကဉ္စနသန္နိဘတ္တစော-ရွှေအဆင်းနှင့် တူသော အဆင်း
 ရှိသော အရေရှိတော်မူသည်၊ ဟောတိ-၏၊ ဣတံဣမံ မဟာပုရိသ လက္ခဏံ-ကို၊
 ပဋိလဘတိ-မူ၏။

တေန လက္ခဏေန-သုဝဏ္ဏ ဝဏ္ဏတာ ဟူသော ထိုလက္ခဏာနှင့်၊ သမန္နာ-
 ဂတော-သော၊ သော တထာဂတော-သည်၊ အဂါရံ-ကို၊ သဇေအဇ္ဈာဝသတိ-
 အံ၊ ဝေအဇ္ဈာဝသဇ္ဇေ-သော်၊ စက္ကဝတ္တိ-သော။ ပ ။ သတ္တရတန သမန္နာ-
 ဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-၏။ ပ ။ ရာဇာ-သည်၊ သမာနော-
 သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ သုခုမာနံ-ကုန်သော၊ မုဒုကာနံ-
 ကုန်သော၊ အတ္ထရုဏာနံ-တို့ကိုလည်းကောင်း၊ ပါဝုရဏာနံ-တို့ကိုလည်းကောင်း၊
 ခေါ်မသုခုမာနံ-တို့ကိုလည်းကောင်း၊ ကပ္ပာသိကသုခုမာနံ-တို့ကိုလည်းကောင်း၊
 ကောသေယျသုခုမာနံ-တို့ကိုလည်းကောင်း၊ ကမ္မလသုခုမာနံ-တို့ကိုလည်းကောင်း၊

လဘတိ-ရခြင်းအလေ့ရှိသည်။ ဟောတိ-၏။ ရာဇာ-သည်။ သမာနော-သော်။ ဣဒံအာနိသံသံ-ကို။ လဘတိ-၏။ ။ ပ ။ ဗုဒ္ဓေါ-သည်။ သမာနော-သော်။ ကိံ အာနိသံသံ-ကို။ လဘတိ-နည်း။ သုခမာနံ-ကုန်သော။ မုဒုကာနံ-ကုန်သော။ အတ္ထရဏာနံ-တို့ကို လည်းကောင်း။ ပါဝုရဏာနံ-တို့ကို လည်းကောင်း။ ခေါမ- သုခမာနံ-တို့ကို လည်းကောင်း။ ကပ္ပာသိက သုခမာနံ-တို့ကို လည်းကောင်း။ ကောသေယျ သုခမာနံ-တို့ကို လည်းကောင်း။ ကမ္မလ သုခမာနံ-တို့ကို လည်းကောင်း။ လဘတိ-သည်။ ဟောတိ-၏။ ဗုဒ္ဓေါ-သည်။ သမာနော-သော်။ ဣဒံ အာနိသံသံ-ကို။ လဘတိ-၏။ ဓာဂဝါ-သည်။ စေမတ္ထံ-သုဝဏ္ဏဝဏ္ဏတာ ဟူသော မဟာပုရိသ လက္ခဏာကို ရခြင်း၏ အကြောင်းဖြစ်သော ကမ္မ၊ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသဟူသော ဤအကြောင်းကို အစေါစ-မူပြီ။

၂၁၉။ တတ္ထ တသ္မိံ ဝိဘာဂေ-၌။ ဓမ္မဘဏ္ဍာဂါရိကေန-သော။ အာယ- သ္မတာ အာနန္ဒတ္ထေရေန-သည်။ အပရံ-သော။ ဧတံ ဂါတာ ပဒံ-ကို။ ဝုစ္စတိ- အပ်၏။ ကိံ-သို့။ ဝုစ္စတိ-နည်း။

မဟာ ပုရိသော-သည်။ ပုရိမတရဘဝေ-အထူးသဖြင့် ရှေးဖြစ်သောဘဝ၌။ ဌိတော-တည်သည်။ သမာနော-သော်။ အက္ခောဓဉ္ဇ-အမျက်ထွက်ခြင်းကိုလည်း။ ဝါ-အမျက်ထွက်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာကိုလည်း။ အဓိဋ္ဌဟိ- ဆောက်တည်တော်မူပြီ။ ဝါ-နှလုံးသွင်းတော်မူပြီ။ ဒါနဉ္ဇ-ဒါနကိုလည်း။ ဝါ- ပေးလှူအပ်သော ပစ္စည်း ဝတ္ထုကိုလည်း။ အဒါသိ-ပေးလှူပြီ။ သုခမာနိ-နူးညံ့ သိမ်မွေ့ ကုန်သော။ သုစ္ဆဝိနိ-ကောင်းသော အရေရှိကုန်သော။ ဝတ္ထာနိ-အဝတ် တို့ကို။ အဒါသိ-မူပြီ။ သုရော-မိုးသည်။ ဝါ-ပဇ္ဇနုနတ်သည်။ မဟိံ-မြေအပြင် ၌။ အဘိဓဿဣဝ-ရွာသွန်းသကဲ့သို့။ တထာ- ထို့အတူ။ ဝတ္ထာနိ-အခင်းအရံ တည်းဟူသော အဝတ်တို့ကို။ အဘိဝိဿဇိ-စွန့်လွှတ်ပြီ။

မဟာ ပုရိသော-သည်။ ဓံ ကမ္မံ-ထို သုခမအတ္ထရဏ ပါဝုရဏ ဒါနကို။ ကတွာန-ပြုခဲ့၍။ ဣတော မနုဿ လောကတော-မှ။ စုတော-မူသည်။ သမာ- နော-သော်။ ဒိဗ္ဗံ-နတ်ပြည်၌။ ဥပပဇ္ဇိ-ဖြစ်ရပြီ။ ဥပပဇ္ဇိတွာ-ဖြစ်ပြီး၍။ (ဝါကျ ဆက်၍ ပြင်စပ်သည်။) သုကတဖလဝိပါကံ-ကောင်းစွာပြုအပ်သော ကောင်းမှု ၏ အကျိုးဆက်၊ အကျိုးရင်းကို။ အနုဘုတွာ-ခံစားတော်မူပြီး၍။ ဣဓ ဣမသ္မိံ မနုဿ လောကေ- ၌။ သုရဝရတရော- နတ်တို့ထက် အထူးသဖြင့် မြတ်သော။ ဣန္ဒော-သိကြားသည်။ အဘိဘဝတိ ဣဝ-လွမ်းမိုးနိုင်သကဲ့သို့။ တထာ-တူ။ ကနကတနုသန္နိဘော-ရွှေ၏အဆင်းအရောင်နှင့်တူသော အဆင်းအရောင်ရှိသော ကိုယ်ရှိတော်မူသည်။ ဟုတွာ-မူ၍။ အဘိဘဝတိ-လွမ်းမိုးတော်မူနိုင်၏။

☞ နရောယောကျ်ားမြတ်သည်။ အပဗုဇ္ဇံ-ရဟန်း၏အဖြစ်မှ တစ်ပါးသော လူ၏ အဖြစ်ကို။ ဣစ္ဆံ-အလိုရှိတော်မူသည်။ ဟုတွာ-မူ၍။ ဂေဟံ-၌။ စေအာဝသတိ-

အကယ်၍ နေတော်မူခဲ့အံ့၊ ဝေဏ္ဍိယ-သော၊ မဟတိ-ကျယ်ဝန်းသော၊ မဟိ-မြေအပြင်ကို၊ ဝါ-တစ်မြေထောင်လုံးကို၊ ဝါ-တစ်မြေထောင်လုံးရှိ လူ အပေါင်းကို၊ အနုသာသတိ-ဆုံးမနိုင်လိမ့်လတ္တံ့၊ ဣမ ဣမသ္မိံ လောကေ-၌၊ သတ္တရတနံ-ခုနစ်ပါးသော ရတနာကို၊ ဝါ- ခုနစ်ပါးသော စိတ်၌ ထားအပ် သော ပစ္စည်းဝတ္ထုကို၊ ဝါ-ခုနစ်ပါးသော မွေ့လျော်ခြင်းကို ဖြစ်စေတတ် သော ပစ္စည်းဝတ္ထုကို၊ ပဿယု-လွမ်းမိုး၍၊ သဟိ-လွမ်းမိုးတော်မူနိုင်လိမ့်လတ္တံ့၊ သုစိ-စင်ကြယ်သော၊ ဝိမလသုခုမတ္ထဝိ-စ-အညစ် အကြေးမှ ကင်းသော နူးညံ့ သိမ်မွေ့သော အရေကိုလည်း၊ ပဋိလဘတိ- ရတော်မူ၏၊ ဝါ- ရတော်မူလိမ့် လတ္တံ့။ ။

အနာဂါရိယတိ-အိမ်၌ နေသော လူတို့၏ ဥစ္စာဖြစ်သော လယ်ထွန်မှု၊ ကုန် သွယ်မှု၊ နွားကျောင်းမှု၊ မရှိရာ ဖြစ်သော ရဟန်း၏ အဖြစ်သို့၊ ယဒိ ဥပေတိ- အကယ်၍ ကပ်ဆောက်တော်မူခဲ့အံ့၊ ဝေဏ္ဍိယ-သော၊ အစ္ဆာဒနဝတ္ထမောက္ခ- ပါဝုရုဏာနံ-အရှက်အကြောက်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်တို့ကို ဖုံးလွှမ်းကြောင်းဖြစ်သော ပုဆိုး၊ ကြွင်းကျန်သော မြတ်သောအခင်းအရံတို့ကို၊ လာဘီ-ရခြင်းအလေ့ ရှိတော်မူသည်၊ ဘဝတိ-မူလိမ့်လတ္တံ့၊ သဟိတော-ထေး ရန်တို့ကို လွမ်းမိုးတော်မူနိုင်သည်၊ ဟုတု-မူ၍၊ ပုရိမ ကတ ဖလံ-ရှေးဘဝ၌ ပြုအပ်သော ကုသိုလ်ကံ၏အကျိုးကို၊ အနုဘဝတိ-ခံစားတော်မူရလိမ့်လတ္တံ့၊ ကတဿ-ပြုတော်မူအပ်သော၊ ကမ္မဿ-ကံ၏၊ ပနာသော၊ အကျိုး မပေးဘဲ ပျက်စီးခြင်းသည်၊ နဘဝတိ-မဖြစ်လိမ့်လတ္တံ့၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

ကောသောဟိတဝတ္ထဂုယုလက္ခဏံ (၁၄)

၂၂၀။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ- သော၊ ဇာတိ- ၌လည်း ကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုရိမံ- သော၊ သဝံ- ၌လည်း ကောင်း၊ ဝါ-ပတ်လုံးလည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-ပတ်လုံး လည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော- သော၊ စိရပ္ပနဋ္ဌေ-ကြာမြင့်စွာသောကာလပတ်လုံး ပျောက်ကုန်ပြီးသော၊ သု- စိရပ္ပဝါသိနော-အလွန်ကြာမြင့်သော ကာလပတ်လုံး ကျောက်မြေနေလေ့ရှိကုန် သော၊ ဉာတိမိတ္ထေ-ဆေးမျိုး၊ အဆွေ ခင်ပွန်းတို့ကို လည်းကောင်း၊ သုဟဇ္ဇေ- ကောင်းသောစိတ်နှလုံးရှိကြကုန်သော၊ သခိနော-အဆွေ ခင်ပွန်း တို့ကို လည်း ကောင်း၊ သမာနေတာ-ကောင်းစွာဆောင်တတ်သည်၊ ယမ္ပိအဟောသိ-အကြင် လည်း ဖြစ်ပြီ၊ မာတရမ္ပိ-အမိကိုလည်း၊ ပုတ္တေန-သားနှင့်၊ သမာနေတာ-သည်၊ ယမ္ပိအဟောသိ-ပြီ၊ မုတ္တမ္ပိ-ကိုလည်း၊ မာတရု-နှင့်၊ သမာနေတာ-သည်၊ ယမ္ပိအဟောသိ-ပြီ၊ ပိတရမ္ပိ-ကိုလည်း၊ ပုတ္တေန-နှင့်၊ သမာနေတာ-သည်။

ယမ္ပိအဟောသိ-ပြီ၊ ပုတ္တမ္ပိ-ကိုလည်း၊ ပိဘရာ-နှင့်၊ သမာနေတာ-သည်၊ ယမ္ပိ
အဟောသိ-ပြီ၊ ဘာတရမ္ပိ-အစ်ကိုညီကိုလည်း၊ ဘာတရာ-ညီအစ်ကိုနှင့်၊ သမာ-
နေတာ-သည်၊ ယမ္ပိအဟောသိ-ပြီ၊ ဘာတရမ္ပိ-မောင်ကြီး၊ မောင်ငယ်ကိုလည်း၊
ဘဂိနိယာ-အစ်မ၊ နှမနှင့်၊ သမာနေတာ-သည်၊ ယမ္ပိအဟောသိ-ပြီ၊ ဘဂိနိမ္ပိ-
အစ်မ၊ နှမကိုလည်း၊ ဘာဘရာ-မောင်ကြီး၊ မောင်ငယ်နှင့်၊ သမာနေတာ-သည်၊
ယမ္ပိအဟောသိ ပြီ၊ ဘဂိနိမ္ပိ-အစ်မ၊ ညီမကိုလည်း၊ ဘဂိနိယာ-ညီမ၊ အစ်မနှင့်၊
သမာနေတာ-သည်၊ ယမ္ပိအဟောသိ-ပြီ၊ သမဂီ-တကွဖြစ်သည်ကို၊ ဝါ-ညီညွတ်
သည်ကို၊ ကတော-မူ၍၊ အဗ္ဘန္တမောဒိတာစ-အဖန်ဖန် ဝမ်းမြောက်တတ်သည်
လည်း၊ ယမ္ပိအဟောသိ-ပြီ၊ သော တထာဂတော-သည်၊ တဿကမ္ပဿ-ထို့
အသေအမျိုးတို့၏ စည်းလုံးညီညွတ်မှုကို ပြုကြောင်းဖြစ်သော ကံ၏၊ ဝါ-ကို၊
ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ--ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-
ကြောင့်၊ ကာယဿ-၏၊ ဘောဒါ-သော၊ မရဏာ-မှ၊ ပရိ-၌၊ သုဂတိ-သော၊
သဂ္ဂိ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ- ၏။ ပ ။ သော တထာဂတော- သည်၊
တတော လောကတော-မှ၊ စုတော-သည်၊ ဟုတ္တာ-၍၊ ဣတ္ထတ္တံ-သို့၊ အာဂ-
တော-သည်၊ သမာနော-သော်၊ ကောသောဟိတဝတ္ထဂုယျော-အအိမ်သည် ဖုံး
လွှမ်းအပ်သော အဝတ်ဖြင့် ဖုံးလွှမ်းအပ်သော အင်္ဂါဇာတ် ရှိတော်မူသည်၊
ဟောတိ-၏၊ ဣတိဣမံ မဟာပုရိသ လက္ခဏံ-ကို၊ ပဋိလဘတိ-မူ၏၊ တေန-
လက္ခဏေန-ကောသောဟိတဝတ္ထဂုယျော-ဟူသော ထိုလက္ခဏာနှင့်၊ သမန္နာ-
ဂတော-သော၊ သော တထာဂတော-သည်၊ အဂါရံ-၌၊ သစေအဇ္ဈာဝသတိ-
အံ၊ ဝေအဇ္ဈာဝသန္တေ-သော်၊ စက္ကဝတ္တိ-သော။ ပ ။ သတ္တ ရတန သမန္နာ-
ဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-၏။ ပ ။ ရာဇာ-သည်၊ သမာနော-
သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ ပဟူတပုတ္တော-များသော အပြား
ရှိသည်ဖြစ်၍ဖြစ်သောသားရှိသည်၊ ဟောတိ-၏၊ အဿရညော-အား၊ ပရော-
သဟဿံ-သော၊ သုရာ-ကုန်သော၊ ဝီရင်္ဂရူပါ-ကုန်သော၊ ပရသေနပုမဒ္ဒနာ-
ကုန်သော၊ ပုတ္တာ-တို့သည်၊ ဘဝန္တိ-ကုန်၏၊ ရာဇာ-သည်၊ သမာနော-သော်၊
ဣဒိအာနိသံသံ-ကို၊ လဘတိ-၏။ ပ ။ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ကိံ
အာနိသံသံ-ကို၊ လဘတိ-၏။ ပ ။ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ကိံ
အာနိသံသံ-ကို၊ လဘတိ-နည်း၊ ပဟူတပုတ္တော-သည်၊ ဟောတိ-၏၊ အဿ-
ဗုဒ္ဓဿ-အား၊ အနေကသဟဿံ-အထောင်မက များသော၊ သုရာ-ကုန်သော၊
ဝီရင်္ဂရူပါ-ကုန်သော၊ ပရသေနပုမဒ္ဒနာ-ကုန်သော၊ ပုတ္တာ-တို့သည်၊ ဘဝန္တိ-
ကုန်၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ဣဒိအာနိသံသံ-ကို၊ လဘတိ-၏၊
ဘဂဝါ-သည်၊ တေမတ္တံ- ကောသောဟိတဝတ္ထဂုယျော-ဟူသော မဟာ
ပုရိသ လက္ခဏာကို ရခြင်း၏ အကြောင်းဖြစ်သော ကမ္မ ကမ္မသရိက္ခက လက္ခဏ
လက္ခဏာနိသံသ ဟူသော ဤအကြောင်းကို၊ အဝေဝါစ-ပြီ။

၂၂၁။ တတ္ထတသ္မိံဝိဘာဂေ-ဌိ၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မ
 တာ အာနန္ဒတ္ထေရေန-သညံ၊ အပရံ-သော၊ ဧတံဂါယာပဒံ-ကို၊ ဝုစ္စတိ-အပ်
 ဇာ၊ ကိ-သ္မိ၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ ပုရေ-၌လည်းကောင်း၊ ပုရတ္တာ-၌လည်းကောင်း၊
 ပုရိမာသု-ကုန်သော၊ ဇာတိသု-တို့၌ လည်းကောင်း၊ စိရပုနဋ္ဌေ-ကြာမြင့်စွာ
 သော ကာလပတ်လုံး ပျောက်၍နေကုန်ပြီးသော၊ သုစိရပုဝါသိနော- အလွန်
 ကြာမြင့်စွာသော ကာလပတ်လုံး ကွေကွင်း၍ နေလေ့ ရှိကြကုန်သော၊ ဉာတိ-
 အဆွေအမျိုးတို့ကိုလည်းကောင်း၊ သုဟဇ္ဇေ-ကောင်းသောစိတ်နှလုံး ရှိကြကုန်
 သော၊ သခိနော-အဆွေ ခင်ပွန်းတို့ကို လည်းကောင်း၊ သမာနယံ-ကောင်းစွာ
 ဆောင်တော်မူပြီးသမင်္ဂိ-ပြည့်စုံသည် နှို၊ ဝါ-စည်းလုံးညီညွတ်သည်ကို၊ ကတော-
 ပြုတော်မူ၍၊ အနုမောဒိတာ-အဖန်ဖန်ဝမ်းမြောက်တတ်သည်၊ အဟု-ဖြစ်တော်
 မူပြီ။

သော မဟာပုရိသော-သည်၊ တေန ကမ္မေန - ထို အဆွေအမျိုးတို့၏
 စည်းလုံးညီညွတ်မှုကို ပြုကြောင်းဖြစ်သောကံဖြင့်၊ ဒိဝံ-နတ်ပြည်သို့၊ အပက္ကမိ-
 ကြတော်မူရပြီ၊ သုခဉ္စ-ချမ်းသာကို လည်းကောင်း၊ ခိဉ္စာရတိယောစ-မြူးထူး
 ပျော်ပါး ကစားခြင်း၊ မေ့လျော့ခြင်းတို့ကိုလည်းကောင်း၊ အံန္ဓာဘိ + အနုအဘိ-
 ခံစားတော်မူရပြီ၊ မဟာပုရိသော-သည်၊ တတော လောကတော-ထိုနတ်ပြည်မှ၊
 စဝိတော-ခွဲ၍၊ ပုန-ဖန်၊ ဣဓကမသ္မိံ မနုဿလောကေ-သို့၊ အာဂတော-သည်၊
 သမာနော-သော်၊ ဝတ္ထုဆာဒိယံ-အဝတ်ဖြင့်ဖုံးလွှမ်းအပ်သော၊ ကောသောဟိ
 တံ-အအိမ်သည် ဖုံးလွှမ်းအပ်သော အင်္ဂါဇာတ်ကို၊ ဝိန္ဒတိ-ရတော်မူ၏၊ ဝါ-
 ရတော်မူလိမ့်လတ္တံ့။

တထာဝိဓော-ထိုသို့သဘောရှိတော်မူသော၊ မဟာပုရိသော-သည်၊ မဟူတ-
 ပုတ္တော-ရှိတော်မူသည်၊ ဘဝတိ-၏၊ ဂိဟိဿ-လူဖြစ်၍၊ သတော-ဖြစ်သည်ရှိ
 သော်၊ ပရောသဟဿံ-သော၊ သုရာ-ကုန်သော၊ ဝိရာ-ရဲစွမ်းသတ္တိရှိကုန်သော၊
 (တစ်နည်း)ဝိရင်္ဂုပါ-ကုန်သော၊ အမိတ္တဘာပနာ-ရန်သူတို့ကို ပူပန်စေတတ်
 ကုန်သော၊ ပီတိဇနနာ-နှစ်သက်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ပိယံဝဒါ-ချစ်
 အပ်သောစကားကို ပြောဆိုတတ်ကုန်သော၊ အတြဇာစ-မိမိမှ ဖြစ်သော သား
 တော်တို့သည်သာလျှင်၊ ဘဝန္တိ-ကုန်၏။

ပဗ္ဗဇိတဿ-ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်သည်ဖြစ်၍၊ ဣရိယတော-ကျင့်
 သည့်ရှိသော်၊ ဗဟုတရာ- အထူးသဖြင့် -များကုန်သော၊ ဝစနာနုသာရိနော-
 စကားကို လိုက်နာတတ်ကုန်သော၊ ပုတ္တာ-သားတော်တို့သည်၊ ဘဝန္တိ-ကုန်၏၊
 ဂိဟိဿဝါ-လူဖြစ်၍လည်းကောင်း၊ ပဗ္ဗဇိတဿဝါ-ရှင်ရဟန်း အဖြစ်သို့ ကပ်

ရောက်သည် ဖြစ်၍ လည်းကောင်း၊ သတော-ဖြစ်သည်ရှိသော်၊ ပုန-တစ်ဖန်၊ တံလက္ခဏံ-ကောသောဟိတဝတ္ထဂုယုတာ ဟူသော ထိုလက္ခဏာသည်၊ တဒတ္ထ-ဇောတကံ-များသောသားသမီးရခြင်းဟူသော ထိုအကျိုးကို ထွန်းပြတတ်သည်၊ ဝါ-ဆွေမျိုးမိတ်ဆွေတို့၏ စည်းလုံးညီညွတ်မှုကို ပြတော်မူသည်၏ အဖြစ်ဟူသော အကျိုးကို ထွန်းပြတတ်သည်၊ ဇာယတိ-ဖြစ်၏၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

ပဌမဘာဏဝါရော-သည်၊ နိဗ္ဗိတော-ပြီ။

ပရိမဏ္ဍလ-အနောနမဇဏ္ဍပရိမသနလက္ခဏာနိ (၁၅-၁၆)

၂၂၂။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိ-၌ လည်းကောင်း၊ ဝါ-ပတ်လုံး လည်းကောင်း၊ ပုရိမံ-သော၊ အဝံ-၌ လည်းကောင်း၊ ဝါ-ပတ်လုံး လည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌ လည်းကောင်း၊ ဝါ-ပတ်လုံး လည်းကောင်း၊ ပုဗ္ဗေ-၌၊ ဝါ-က၊ မနုဿ ဘူတော-သည်၊ သမာနော-သော်၊ မဟာဇနာနံ-များစွာသော လူတို့ကို၊ သင်္ဂါယကံ-ချီးမြှောက် ထောက်ပံ့ခြင်းကို၊ သမပေက္ခမာနော- အညီအမျှ ရှုတော်မူသည်၊ ဟုတော-၍၊ သမံ-တူသော ယောကျ်ားကို၊ ဇာနာတိ- သိတော်မူတတ်၏၊ * သာမံ-ကိုယ်တိုင်၊ ဇာနာတိ-သိတော်မူ၏၊ ပုရိသံ-ယောကျ်ားကို၊ ဇာနာတိ-မူ၏၊ ပုရိသံ ဝိသေသံ-ထူးသော ယောကျ်ားကို၊ ဝါ-ယောကျ်ားထူးကို၊ ဝါ-ယောကျ်ား၏ ထူးသောဂုဏ်ကို၊ ဝါ-ယောကျ်ား၏ ဂုဏ်ထူးကို၊ ဇာနာတိ-မူ၏၊ ကိံ-သို့၊ ဇာနာတိ-နည်း၊ အယံ ပုရိသော-ဤ ယောကျ်ားသည်၊ ဣဒံ ဒါနသက္ကာရံ-ဤ ပေးလှူခြင်း၊ ကောင်းစွာပြုခြင်း၊ ပူဇော်ခြင်းကို၊ ဝါ-ဤ ပေးလှူအပ်သောဝတ္ထု၊ ကောင်းစွာပြုအပ်-ပူဇော်အပ်သော ဝတ္ထုကို၊ အရဟတိ-ထိုက်ခွဲ၏၊ အယံ ပုရိသော-သည်၊ ဣဒံ ဒါနသက္ကာရံ-ကို၊ အရဟတိ-ခွဲ၏၊ ဣတိ-သို့၊ ဇာနာတိ-၏၊ တတ္ထတတ္ထ တသ္မိံ တသ္မိံ ပုဂ္ဂလေ-ထိုထို ပုဂ္ဂိုလ်၌၊ ပုရေ-ရှေး၌၊ ဝါ-က၊ ပုရိသံ ဝိသေသ ကရော- ယောကျ်ား အထူးကို ပြတော်မူသည်၊ ဝါ-ယောကျ်ားအထူးကို သိ၍ ချီးမြှောက် ထောက်ပံ့မှုကို ပြတော်မူသည်၊ ယမ္ပိ အဟောသိ-မူပြီ၊ သော တထာဂတော-သည်၊ တဿ ကမ္မဿ-ထို သမသင်္ဂဟကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊

* ဗုဒ္ဓိဗျူဟာ ။ ။ ဤ သာမံ ဇာနာတိ-ဟူသော ပါဠိဝယ် ဝိသမံ ဇာနာတိ-ဟု မူတို့၌ ရှိတတ်ကြ၏။ ရှိတိုင်းလည်း နေရင်းမှနိဿယ၌ ဝိသမံ-ပညာရှိနှင့် မတူသောသူကို။ ဇာနာတိ- သိ၏-ဟု ယောဇနာ၏။ သာမံ ဇာနာတိဟု ရှိသော ပါဠိသစ သာမံ ဇာနာတိတိ သယံ ဇာနာတိဟူသော အဋ္ဌကထာ၊ သယံ ဇာနာတိတိ အပရနေယျာ ဟုတွာ သယမေဝ ဇာနာတိ ဟူသော ဋီကာတို့နှင့် ညီ၏။

ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘောဂါ-သော၊ မရဏာ-မှ၊ ပရံ-၌၊
 သုဂတိ-သော၊ သဂ္ဂိ-သော၊ လောကံ-သို့၊ ဥပပဇ္ဇတိ-၏။ ။ ပ။ သော
 တထာဂတော-သည်၊ တတော လောကံတော-မှ၊ စုတော-သည်၊ ဟုတ္တာ-မူ၍၊
 ဣတ္ထတ္တံ-သို့၊ အာဂတော-သည်၊ သမာနော-သော်၊ နိဂြောဓ ပရိမဏ္ဍလော
 စ-ပညောင်ပင်ကဲ့သို့ ဝန်းဝိုင်းသောကိုယ် ရှိတော်မူသည်လည်း၊ ဟောတိ-၏၊
 ဌိတကောယေစ စ-ရပ်တော်မူလျက်သာလျှင်လည်း၊ အနောနမဇ္ဇော-ကိုင်းညွတ်
 တော်မမူဘဲ၊ ဥတောဟိ-နှစ်ဖက်ကုန်သော၊ ပါဏိတလေဟိ-လက်ဖဝါး အပြင်
 တို့ဖြင့်၊ ဇာဏုကာနိ-ပဆစ်ဒူးခန်းတော်တို့ကို၊ ပရိမသတိ-သုံးသပ်တော်မူနိုင်၏၊
 ပရိမဇ္ဇတိ-ဆုပ်နယ်တော်မူနိုင်၏၊ ဣတိ-သို့၊ ဒွေ-ကုန်သော၊ ဣမာနိ မဟာပုရိသ
 လက္ခဏာနိ-တို့ကို၊ ပဋိလဘတိ-မူနိုင်၏၊ တေဟိ လက္ခဏေဟိ-နိဂြောဓ ပရိမဏ္ဍ-
 လုတာ, ဇာဏုက ပရိမသကတာဟူသော ထိုလက္ခဏာတို့နှင့်၊ သမန္တာဂတော-
 သော၊ သော တထာဂတော-သည်၊ အဂါရိအဓိ-၌၊ သစေ အာဝသတိ-အံ့၊
 ဧဝံ အာဝသန္တေ-အော်၊ စက္ကဝတ္တိ-သော၊ ။ ပ။ သတ္တ ရတန သမန္တာဂတော-
 သော၊ ရာဇာ-သည်၊ ဟောတိ-၏။ ။ ပ။ ရာဇာ-သည်၊ သမာနော-သော်၊
 ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ အစော-ချမ်းသာ ကြွယ်ဝ အစိုးရတော်
 မူသည် လည်းကောင်း၊ မဟာဒ္ဓနော-များသော ဥစ္စာရှိသည် လည်းကောင်း၊
 မဟာဘောဂေါ-များသောစည်းစိမ် ရှိသည် လည်းကောင်း၊ ပဟူတ ဇာတဗ္ဗပ
 ရုဇတော-အစိုဓ် အခဲ အပြား၊ ရှေ့ပဲ-ငွေပဲအားဖြင့် များသော အပြား ရှိသည်
 ဖြစ်၍ဖြစ်သောရှေ့ငွေရှိသည် လည်းကောင်း၊ ပဟူတဝိတ္တုပကရဏော-တန်ဆာ
 အပြား ရှေ့ခွက် ငွေခွက်အားဖြင့် များသောအပြားရှိသည် ဖြစ်၍ဖြစ်သော
 နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော စည်းစိမ်အဆောက်အအုံ ရှိသည် လည်း
 ကောင်း၊ ပဟူတဓနဓညော-ဥစ္စာစပါး သိမ်းဆည်းသောအားဖြင့် များသော
 အပြားရှိသည် ဖြစ်၍ဖြစ်သော ဥစ္စာစပါး ရှိသည် လည်းကောင်း၊ ဝါ-နေ့စဉ်
 သုံးစား လဲလှယ်သောအားဖြင့် များသောအပြားရှိသည် ဖြစ်၍ဖြစ်သော ဥစ္စာ
 စပါးရှိသည် လည်းကောင်း၊ ပရိပုဏ္ဏ ကောသ ကောဠာဂါရော- ပြည့်စုံသော
 ဘဏ္ဍာတိုက်, စပါးကျိကြ ရှိသည် လည်းကောင်း၊ ဝါ-ပြည့်စုံသော သံလျက်
 အိမ်နှင့်တူသော ဆင်, မြင်း, ရထား, ခြေသည်အားဖြင့် လေးပါးသော အင်္ဂါ
 ရှိသောစစ်သည်, ဥစ္စာစပါး အဝတ်အားဖြင့် သုံးပါးသော ဘဏ္ဍာတိုက် ရှိသည်
 လည်းကောင်း၊ ဟောတိ-၏၊ ရာဇာ-သည်၊ သမာနော-သော်၊ ဣဒံ အာနိ-
 သံသံ-ကို၊ လဘတိ-၏။ ။ ပ။ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ကိံ အာနိ-
 သံသံ-ကို၊ လဘတိ-နည်း၊ အစော-မူသည် လည်းကောင်း၊ မဟာဒ္ဓနော-မူသည်
 လည်းကောင်း၊ မဟာဘောဂေါ-မူသည် လည်းကောင်း၊ ဟောတိ-၏၊ တဿ
 ဗုဒ္ဓဿ-အား၊ ဣမာနိ ဓနာနိ-ဤဥစ္စာတို့သည်၊ ဟောန္တိ-ကုန်၏၊ တာနိဓနာနိ-
 ထို ဥစ္စာတို့ ဟူကုန်သည်၊ သေယျထိဒံ-အဘယ်သည်တို့နည်း၊ သဒ္ဓါဓနံ-သဒ္ဓါ

ဓန လည်းကောင်း၊ ဝါ-သဒ္ဓါသာလျှင်ဖြစ်သော ဥစ္စာ လည်းကောင်း၊ သီလ ဓနံ-သီလဓန လည်းကောင်း၊ ဝါ-ဝါးပါး သီလ, ဓာယံပါးသီလ သာလျှင် ဖြစ်သောဥစ္စာ လည်းကောင်း၊ ဟိရိဓနံ-ဟိရိဓန လည်းကောင်း၊ ဝါ-ရှက်ခြင်း သာလျှင်ဖြစ်သောဥစ္စာ လည်းကောင်း၊ သြတ္တပုဓနံ-သြတ္တပုဓန လည်းကောင်း၊ ဝါ-လန့်ခြင်းသာလျှင်ဖြစ်သော ဥစ္စာလည်းကောင်း၊ သုတဓနံ-သုတဓန လည်း ကောင်း၊ ဝါ-ကြားနာအပ်ပြီးသော ပရိယတ္တိသာလျှင်ဖြစ်သော ဥစ္စာ လည်း ကောင်း၊ စာဂဓနံ-စာဂဓန လည်းကောင်း၊ ဝါ-စွန့်ကြဲခြင်းသာလျှင် ဖြစ် သောဥစ္စာ လည်းကောင်း၊ ပညာဓနံ-ပညာဓန လည်းကောင်း၊ ဝါ-အပြား အားဖြင့် သိတတ်သော မညာသာလျှင်ဖြစ်သော ဥစ္စာ လည်းကောင်း၊ ဣတိ ဣမာနိ-ဤသည်တို့ပေတည်း၊ ဗုဒ္ဓေါ-သည်၊ သမာဓော-သော်၊ ဣဒံ အာနိ- သံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထံ-နိဂြောဓပရိမဏ္ဍလတာ, ဇာဏုကပရိမာသကတာဟူသော မဟာပုရိသလက္ခဏာကို ရခြင်း၏ အကြောင်း ဖြစ်သော ကမ္မ, ကမ္မသရိက္ခက လက္ခဏာ လက္ခဏာနိသံသဟူသောဤအကြောင်း ကို၊ အဝေဂါစ-မိန့်တော်မူပြီ။

၂၂၃။ တတ္ထ တသ္မိံ ဝိဘာဂေ-၌၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယ- သ္မတာ အာနန္ဒတ္ထေရေန-သည်၊ အပရံ-သော၊ ဧတံ ဂါထာ မဒံ-ကို၊ ဝုစ္စတိ- အပ်၏၊ ကိံ-သို့၊ ဝုစ္စတိ-နည်း။

မဟာ ပုရိသော-သည်၊ တုလိယ-နှိုင်းချိန် ထောက်လှမ်းတော်မူ၍၊ ပဋိ- ဝိစယ-အဖန်ဖန် စုံစမ်းမေးမြန်းတော်မူ၍၊ စိန္တယိတာ-ကြံတော်မူ၍၊ မဟာဇနံ- များစွာသောလူအပေါင်းကို၊ သင်္ဂါဟကံ-ချီးမြှောက်ထောက်ပံ့ခြင်းကို၊ သမေက္ခ- မာဓော-အညီအညွတ်ရှုတော်မူလျက်၊ အယံပုရိသော-သည်၊ ဣဒံ ဒါနသက္ကာရံ- ဤ ပေးလှူခြင်း, ကောင်းစွာပြုခြင်း, ပူဇော်ခြင်းကို၊ ဝါ-ဤ ပေးလှူအပ်သော ဝတ္ထု, ကောင်းစွာပြုအပ် ပူဇော်အပ်သော ဝတ္ထုကို၊ အရဟတိ-ထိုက်ခွဲ၏၊ ဣတိ-သို့၊ ဥ တာ-သိတော်မူရ၍၊ (ထည့်စပ်။) တတ္ထ တတ္ထ တေသု တေသု ပုဂ္ဂလေသု-ထိုထိုပုဂ္ဂိုလ်တို့၌၊ ပုရေ-ရှေး၌၊ ဝါ-ရှေးက၊ ပုရိသဝိသေသကရော- ယောကျ်ားအထူးကို ပြုတတ်သည်၊ ဝါ-ယောကျ်ားအထူးကို ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုတတ်သည်၊ အဟောသိ-ဖြစ်တော်မူပြီ။

မဟာပုရိသော-သည်၊ မဟိံ-မြေ၌၊ (စ ပန-သဒ္ဓါ) ပဒပူရဏ, ပဒါလင်္ကာရ မျှသာ။) ဌိတော-ရပ်တော်မူလျက်၊ အနာနမန္တော-ကိုင်းညွတ်တော် မမူဘဲ၊ ဥဘောဟိ-နှစ်ဖက်ကုန်သော၊ ကရေဟိ-သက်တော် တို့ဖြင့်၊ ဇာဏုကာနိ-ပုဆစ် ဒူးဝန်းတော်တို့ကို၊ ဗုသတိ-သိတော်မူနိုင်၏၊ သုစရိတကမ္မဝိပါကသေသကေန- ကောင်းစွာကျင့်အပ်သော ကံ၏ ကြွင်းကျန်သော အကျိုးဖြင့်၊ မဟိရူဟ ပရိ-

မဏ္ဍလော-မြေ၌ ပေါက်သော ပညောင်ပင်ကဲ့သို့ ဝန်းဝိုင်းသောကိုယ် ရှိတော် မူသည်။ အဟောသိ-မူပြီ။

ဗဟု ဝိဝိဓ နိမိတ္တ လက္ခဏည-များသော အထူးထူး အပြားပြားသော နိမိတ် လက္ခဏာကို သိတတ်ကုန်သော၊ အတိန်ပုဏ္ဏာ-အလွန်သိမ်မွေ့သော ပညာရှိကြ ကုန်သော၊ မနုဇာ-လက္ခဏာကို ဖတ်တတ်ကုန်သော လူတို့သည်။ ဗျာကရိံ သု- ဖြေဆိုကြကုန်ပြီ။ ဝါ-နိမိတ်ဖတ်ကြကုန်ပြီ။ ကိံ-သို့၊ ဗျာကရိံ သု-နည်း၊ ဒဟ- ရော-ငယ်လျသော၊ သုသု-ပျိုမျစ်နုနယ်သော၊ ကုမာရော-မင်းသားသည်။ ဗဟု ဝိဝိဓာ-များကုန်သော အထူးထူး ပြားပြားကုန်သော၊ ဂိဟိနိ-လူတို့အား၊ အရဟာနိ-ထိုက်ကုန်သော၊ ဝတ္ထုနိ-ဝတ္ထုတို့ကို၊ ပဋိလဘတိ-ရလိမ့်လတ္တံ့။ ။

ဣဓ ဣမသ္မိံ လောကေ-ဤ လူ့ပြည်၌၊ မဟိ ပတိဿ-မြေကို အစိုးရသော၊ ကုမာရဿ-မင်းသားအား၊ ကာမဘောဂံ-ကာမဂုဏ်စည်းစိမ်ကို ခံစားလေ့ ရှိကြ ကုန်သော သူတို့၏ဥစ္စာ ဖြစ်ကုန်သော၊ ဂိဟိပတိရူပကာဒ-လူတို့အား လျော်ကန် သော၊ ဗဟု-များကုန်သော၊ ဘဏ္ဍာ-ဘဏ္ဍာတို့သည်။ ဘဝန္တိ-ဖြစ်ကုန်လိမ့် လတ္တံ့။ စ-သို့မဟုတ်၊ သဗ္ဗကာမ ဘောဂံ-အလုံးစုံသော ကာမဂုဏ်စည်းစိမ်ကို၊ ယဒိ ဗဟတိ-အံ့၊ ဝေဗဟန္တေ-သော်၊ အနုတ္တရံ-မိမိကိုလွန်သော ဥစ္စာမရှိသော၊ ဝါ-မိမိထက်မြတ်သော ဥစ္စာမရှိသော၊ ဝါ-အတုမရှိ မြတ်သော၊ ဥတ္တမနေဂံ- အထူးသဖြင့် ကျော်စောထင်ရှားသော မြတ်သော ဥစ္စာကို၊ လဘတိ-ရတော် မူလိမ့်လတ္တံ့။ ဣတိ-သို့၊ ဗျာကရိံ သု-ကုန်ပြီ။ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

သီဟပုဗ္ဗဒ္ဒကာယာဒိတိလက္ခဏံ(၁၇-၁၉)

၂၂၄။ ဘိက္ခုဒ္ဒဝ-တို့၊ တထာဂတော-သည်။ ပုရိမံ-သော၊ ဇာတိံ-၌လည်း ကောင်း၊ ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌လည်းကောင်း၊ ဝါ- လုံးလည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-လုံးလည်း ကောင်း၊ ပုဗ္ဗေ-ရှေး၌၊ ဝါ-ရှေးက၊ မနုဿဘူတော-သည်။ သမာနော- သော်၊ ဗဟုဇနဿ-များစွာသောလူအပေါင်း၏၊ အတ္ထကာမော-အကျိုးကိုအလို ရှိတော်မူသည်လည်းကောင်း၊ ဟိတကာမော-အစီးအပွားကို အလိုရှိတော်မူသည် လည်းကောင်း၊ ဖာသုကာမော-ချမ်းသာကို အလိုရှိတော်မူသည်လည်းကောင်း၊ ယောဂက္ခေမကာမော-လေးပါးသော ယောဂတို့မှ ဘေးတို့၏ ကုန်ခန်းခြင်းကို အလိုရှိတော်မူသည်လည်းကောင်း၊ ယမ္မိအဟောသိ-ပြီ၊ ကိံ-သို့၊ အတ္ထကာမော- သည်လည်းကောင်း၊ ဟိတကာမော-သည်လည်းကောင်း၊ ဖာသုကာမော-သည် လည်းကောင်း၊ ယောဂက္ခေမကာမော-သည်လည်းကောင်း၊ အဟောသိ-နည်း၊ ကိန္တိ-အဘယ်သို့သာလျှင်၊ ဣမေဇနာ-ဤလူတို့သည်၊ သဒ္ဓါယ-ဩကပ္ပနသဒ္ဓါဖြင့်၊ ဝါ-ပသာဒသဒ္ဓါဖြင့်၊ ဝဇေယျု-တိုးပွားကုန်ရာအံ့နည်း၊ သီလေန-ငါးပါးသီလ၊

ဆယ်ပါးသီလဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ သုတေန-ကြားနာအပ်ပြီးသော
 ပရိယတ်ဖြင့်၊ ဝါ-ပရိယတ်ကို ကြားနာခြင်းဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊
 စာဂေန-ပေးလှူစွန့်ကြဲခြင်းဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ ဓမ္မေန-လောကီတရား
 ဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ ပညာယ-ကမ္မသကတာပညာဖြင့်၊ ဝါ-ကံသာလျှင်
 မိမိဥစ္စာရှိသည်၏အဖြစ်ကို သိတတ်သောပညာဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊
 ဓနုဓညေန-ဥစ္စာစပါးဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ ခေတ္တဝတ္ထုနာ-လယ်၊
 ယာဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ ဒွိပဒစတုပ္ပဒေဟိ-အခြေနှစ်ချောင်းရှိသော
 သတ္တဝါ၊ အခြေလေးချောင်းရှိသောသတ္တဝါတို့ဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊
 ပုတ္တဒါရေဟိ-သားသမီးမယားတို့ဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ ဒါသကမ္မ-
 ကရပေရိသေဟိ-ကျွန်၊ အမှုလုပ်ယောက်ျားတို့ဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊
 ဉာတိဟိ-အဆွေအမျိုးတို့ဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ မိတ္တေဟိ-အဆွေခင်ပွန်း
 တို့ဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ ဗန္ဓဝေဟိ-နှောင်ဖွဲ့တတ်သော အဆွေအမျိုးတို့
 ဖြင့်၊ ဝဇေယျျိ-ကုန်ရာအံ့နည်း၊ ဣတိ-သို့၊ အတ္တကာမော-သည်လည်းကောင်း၊
 ဟိတကာမော-သည်လည်းကောင်း၊ ဖာသုကာမော-သည်လည်းကောင်း၊ ယော
 ဂက္ခေမကာမော-သည်လည်းကောင်း၊ ယမ္မိအဟောသိ-ပြီ၊ သော တထာဂတော-
 သည်၊ တဿကမ္မဿ-ထိုအတ္တကာမတာကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိ-
 တတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘောဒါ-
 သော၊ မရဏာ-မှ၊ ပရိ-၌၊ သုဂတိ-သော၊ သဂ္ဂ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-
 ၏။ ပ။ သော တထာဂတော-သည်၊ တတော လောကတော-မှ၊ စုတော-
 သည်၊ ဟုတ္တာ-၍၊ ဣတ္ထတ္တံ-သို့၊ အာဂတော-သည်၊ သမာနော-သော်၊ သိဟ-
 ပုဗ္ဗဒ္ဒကာယောစ-ခြင်္သေ့မင်း၏ ရှေ့ထက်ဝက်နှင့်တူသောကိုယ် ရှိတော်မူသည်
 လည်းကောင်း၊ စိတန္တရိသောစ- ပြည့်ဖြိုးတိုးပွား ပခုံးနှစ်ဖက်တို့၏ အကြား
 အသားရှိတော်မူသည်လည်းကောင်း၊ ဝါ-ပြည့်ဖြိုးတိုးပွား လက်ပြင်နှစ်ဖက်
 တို့၏အကြား အသားရှိတော်မူသည်လည်းကောင်း၊ သမဝဋ္ဋက္ခန္ဓာစ-ရွှေမရိုး
 စည်ကဲ့သို့ အညီအမျှ လုံးသောလည်ကုပ် ရှိတော်မူသည်လည်းကောင်း၊ ဟောတိ-
 ၏၊ ဣတိ-သို့၊ တီဏိ-ကုန်သော၊ ဣမာနိ မဟာပုရိသ လက္ခဏာနိ-တို့ကို၊ ပဋိ-
 လအတိ-မူနိုင်၏၊ ဝေဟိ လက္ခဏေဟိ-သိဟ ပုဗ္ဗဒ္ဒ ကာယတာ၊ စိတန္တရိသတာ၊
 သမဝဋ္ဋက္ခန္ဓတာ- ဟူသော ထိုလက္ခဏာတော်တို့နှင့်၊ သမန္နာဂတော- သော၊
 သော တထာဂတော-သည်၊ အဂါရိအဓိ-၌၊ သစေအာဝသတိ-အံ့၊ ဝေ-
 အာဝသန္တေ-သော်၊ စက္ကဝတ္တိ-သော။ ပ ။ သတ္တရတနသမန္နာဂတော-သော၊
 ရာဇာ-သည်၊ ဟောတိ-၏။ ပ ။ ရာဇာ-သည်၊ သမာနော-သော်၊ ကိံ အာနိ-
 သံသံ-ကို၊ လဘတိ-နည်း၊ အပရိဟာနဓမ္မော-မယုတ်လျော့ခြင်းသဘောရှိသည်၊
 ဟောတိ-၏၊ ဓနုဓညေန-ဖြင့်လည်းကောင်း၊ ခေတ္တဝတ္ထုနာ-ဖြင့်လည်းကောင်း၊
 ဒွိပဒစတုပ္ပဒေဟိ-တို့ဖြင့် လည်းကောင်း၊ ပုတ္တဒါရေဟိ-တို့ဖြင့် လည်းကောင်း၊

ဒါသ ကမ္မကရ ပေါရိသေဟိ-တို့ဖြင့် လည်း ကောင်း၊ ဣတိဟိ-တို့ဖြင့် လည်း ကောင်း၊ မိတ္တေဟိ-တို့ဖြင့်လည်းကောင်း၊ ဗန္ဓဝေဟိ-တို့ဖြင့် လည်းကောင်း၊ န ပရိဟာယတိ- မဆုတ်ယုတ်နိုင်၊ သဗ္ဗသမ္ပတ္တိယာ- အလုံးစုံသော ပြည့်စုံသော အကျိုးဖြင့်၊ ဝါ-အလုံးစုံသောစည်းစိမ်ဖြင့်၊ န ပရိဟာယတိ-နိုင်၊ ရာဇာ-သည်၊ သမာဓနာ-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏။ မ ။ ဗုဒ္ဓေါ-သည်၊ သမာဓနာ-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ အပရိဟာနဓမ္မော-သည်၊ ဟောတိ-၏၊ သဒ္ဓါယ-ဖြင့် လည်းကောင်း၊ သီလေန - ဖြင့်လည်းကောင်း၊ သုတေန-ဖြင့်လည်းကောင်း၊ စာဂေန-ဖြင့်လည်းကောင်း၊ ပညာယ-ဖြင့်လည်းကောင်း၊ န ပရိဟာယတိ-နိုင်၊ သဗ္ဗသမ္ပတ္တိယာ-ဖြင့်၊ န ပရိဟာယတိ-နိုင်၊ ဗုဒ္ဓေါ-သည်၊ သမာဓနာ-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝံ-သည်၊ ဧတမတ္ထံ-သီဟပုဗ္ဗဒ္ဒကာယတာ၊ စိတန္တရံသတာ၊ သမဝဋ္ဋကုန္ဒတာဟူသော မဟာပုံရိသလက္ခဏာကို ရခြင်း၏ အကြောင်း ဖြစ်သော ကမ္မ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ ဟူသော ဤအကြောင်းကို၊ အဝေါစ-မူပြီ။

၂၂၅။ တတ္ထတသ္မိံဝိဘာဂေ-၌၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မုတာ အာနန္ဒတ္ထေရေန-သည်၊ အာရံ-သော၊ တေဂါယာပဒံ-ကို၊ ဝုစ္စတိ-အပ်၏၊ ကိံ-သို့၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ သဒ္ဓါယစ-ဩကပ္ပနသဒ္ဓါဖြင့်လည်းကောင်း၊ ဝါ-ပသာဒသဒ္ဓါဖြင့် လည်းကောင်း၊ သီလေနစ-ငါးပါးသီလ၊ ဆယ်ပါးသီလဖြင့် လည်းကောင်း၊ သုတေနစ-ကြားနာအပ်ပြီးသော ပရိယတ်ဖြင့် လည်းကောင်း၊ ဝါ-ပရိယတ်ကိုကြားနာခြင်းဖြင့်လည်းကောင်း၊ ဗုဒ္ဓိယာစ-သဒ္ဓါသီလ သုတတို့၏ ကြီးပွားခြင်းဖြင့် လည်းကောင်း၊ စာဂေနစ-ပေးလှူ စွန့်ကြဲခြင်းဖြင့် လည်းကောင်း၊ ဓမ္မေနစ-လောကီတရားဖြင့်လည်းကောင်း၊ ဗဟူဟိ-များကုန်သော၊ သာဓုဟိစ-ကောင်းသောဂုဏ်တို့ဖြင့် လည်းကောင်း၊ ဓနေနစ-ဥစ္စာဖြင့် လည်းကောင်း၊ ဓညေနစ-စပါးဖြင့်လည်းကောင်း၊ ခေတ္တဝတ္ထုနာစ-လယ်ယာဖြင့် လည်းကောင်း၊ ပုတ္တေဟိစ-သားသမီးတို့ဖြင့်လည်းကောင်း၊ ဒါဒရဟိစ-မယားတို့ဖြင့်လည်းကောင်း၊ စတုပ္ပဒေဟိစ-အခြေလေးခြောင်းရှိသောသတ္တဝါတို့ဖြင့် လည်းကောင်း၊ ဣတိဟိစ-အဆယ့် အမျိုး တို့ဖြင့် လည်းကောင်း၊ မိတ္တေဟိစ-အထွေခင်ပွန်းတို့ဖြင့် လည်းကောင်း၊ ဗန္ဓဝေဟိစ-နှောင်ဖွဲ့တတ်သော အဆွေအမျိုးတို့ဖြင့်လည်းကောင်း၊ ဗလေနစ-အားဖြင့်လည်းကောင်း၊ ဥဘယံ-နှစ်ပါးသော၊ ဝဏ္ဏေနစ-အဆင်းဖြင့် လည်းကောင်း၊ သုခေနစ-ချမ်းသာဖြင့် လည်းကောင်း၊ ပရေ-တစ်ပါးသောသတ္တဝါတို့သည်၊ ကထံ-အဘယ်သို့၊ ဝါ-အဘယ်ပုံ၊ ဝါ-အဘယ်သို့သောအပြားအားဖြင့်၊ န ဟာယေယျု-မဆုတ်ယုတ်ဘဲ ရှိ နုန်ရာအံ့နည်း၊ ဣတိ-သို့၊ ဣစ္စတိ-အလိုရှိတော်မူ၏၊ ပန-သည်သာ မကသေး၊

အတ္တသမ-အကျိုး အပေါင်း၏၊ ဣဒ္ဓိစ-ပြည့်စုံခြင်းတို့ကိုလည်း၊ အဘိကခံတိ- အလိုရှိတော်မူ၏၊ (တစ်နည်း) ဣဒ္ဓိသမိဒ္ဓန္တ-ဤပြည့်စုံသောအကျိုးအပေါင်းကို လည်း၊ အဘိကခံတိ-အလိုရှိတော်မူ၏။

☞ သ=သောမဟာပုရိသော-သည်၊ ပုဗ္ဗေ-ရှေး၌၊ ဝါ-ရှေးက၊ သုစိဏ္ဏန- ကောင်းစွာကျင့်အပ်ပြီးသော၊ ကတေန-ပြုအပ်ပြီးသော၊ ကမ္မုနာ-အတ္တကာမ- တာကံဖြင့်၊ သိဟပုဗ္ဗဒ္ဓသုသဏ္ဍိတောစ- ကောင်းစွာတည်သော ခြင်္သေ့မင်း၏ ရှေ့ထက်ဝက်နှင့်တူသောကိုယ်ရှိတော်မူသည်လည်းကောင်း၊ သမဝဇ္ဇကုန္ဒောစ- ရှေ့မရိုးစဉ်ကဲ့သို့ ကောင်းစွာအညီအမျှလုံးသောလည်ကုပ် ရှိတော်မူသည်လည်း ကောင်း၊ စိတန္တရံသောစ-ပြည့်ပြီးတိုးပွား ပခုံးနှစ်ဖက်တို့၏ အကြား အသား ရှိတော်မူသည်လည်းကောင်း၊ အဟု-ဖြစ်တော်မူပြီ။ အသမဟာပုရိသသ-၏၊ တံလက္ခဏတ္ထယံ- သိဟပုဗ္ဗဒ္ဓကာယတာ၊ စိတန္တရံသတာ၊ သမဝဇ္ဇကုန္ဒတာ ဟူ သော ထိုလက္ခဏာတို့၏ သုံးခုတို့၏အပေါင်းသည်၊ အဟာနိယံ-မယုတ်လျော့ ခြင်း၌၊ ဝါ-၏၊ ပုဗ္ဗနိမိတ္တံ-ပုဗ္ဗနိမိတ်ပေတည်း၊ ဝါ-ရှေးအကြောင်းပေတည်း။

ဂိဟိ-လူသည်၊ သမာနောပိ-ဖြစ်သော်လည်း၊ ဓညေနစ-စပါးဖြင့်လည်း ကောင်း၊ ဓနေနစ-ဥစ္စာဖြင့်လည်းကောင်း၊ ပုတ္တေဟိစ-သားသမီးတို့ဖြင့်လည်း ကောင်း၊ ဒါရေဟိစ-ဇနီးမယားတို့ဖြင့် လည်းကောင်း၊ စတုပ္ပဒေဟိစ-အခြေ လေးချောင်းရှိသော သတ္တဝါတို့ဖြင့်လည်းကောင်း၊ ဝခုတိ-တိုးပွားလိမ့်မိလတ္တံ့၊ အကိဉ္ဇနော-ဖိစီးနှောင့်ယှက် ကန့်ကွက်တားမြစ်တတ်သောကိလေသာမရှိသော၊ ပဗ္ဗဇိတော-ရဟန်းသည်၊ သမာနော-ဖြစ်သည်ရှိသော်၊ အနုတ္တရံ-အတုမရှိမြတ် သော၊ * အသဟာနဓမ္မတံ-ယုတ်လျော့ခြင်း သဘောနှင့် တကွ မဖြစ်သည်၏ အဖြစ်ဟူသော၊ ဗောဓိံ-သိတတ်သော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော် သို့၊ ပပွေတိ-ရောက်ရလိမ့်မိလတ္တံ့၊ ဣတိ-သို့၊ ဗျာကံသု-ကုန်ပြီ၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

ရသဂ္ဂသဂ္ဂိတာလက္ခဏံ (၂၀)

၂၂၆။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိံ-၌ လည်းကောင်း၊ ဝါ-လုံး လည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌ လည်းကောင်း၊ ဝါ-လုံး လည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌ လည်းကောင်း၊ ဝါ-လုံး

* ဖွတ်ချက်။ ။ အသဟာနဓမ္မတံ-ဟူသော ပါဠိအရာ၌ သ-အက္ခရာ ကျလျက် မူတို့၌ရှိတတ် ကြ၏။ ရှိတိုင်းလည်း- အဟာနဓမ္မတံ-မယုတ်သော တရား ဖြစ်သော-ဟု နေရင်းမူနိဿယ၌ ယောဇနာ၏။ အသဟာန ဓမ္မတံ-ဟု သ-အက္ခရာနှင့်တကွဖြစ်သော ပါဠိသာ သဟ ဟာန ဓမ္မနာတိ သ-ဟာနဓမ္မော၊ န-သဟာန၊ ဓမ္မောတိ အ-သ ဟာနဓမ္မော၊ တဿ ဘာဝေါ အ-သဟာနဓမ္မတာ။ တံ အသဟာနဓမ္မတံ၊ အပရိ ဟာနိယ သဘာဝန္တိ အတ္ထော-ဟူသော ဝိကာနှင့် ညီ၏။

လည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ သတ္တာနိ-
သတ္တဝါတို့ကို၊ ပါဏိနာ ဝါ-လက်ဖြင့်သော် လည်းကောင်း၊ လေဉ္ဇုနာဝါ-
ခဲဖြင့်သော် လည်းကောင်း၊ ဒဏ္ဍေန ဝါ-တုတ် လှံတံဖြင့်သော် လည်းကောင်း၊
သတ္တေန ဝါ-ဓားလက်နက်ဖြင့်သော် လည်းကောင်း၊ အဝိဟေဋ္ဌက ဇာတိကော-
မညှဉ်းဆဲမနှိပ်စက်တတ်သည်၏အဖြစ်ဟူသော သဘောရှိသည်၊ ယမ္ပိ အဟောသိ-
ဗြူ၊ သော တထာဂတော-သည်၊ တဿ ကမ္မဿ-ထို အဝိဟိံ သနက်၏၊ ဝါ-
ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-
ကြောင့်၊ ကာယဿ-၏၊ ဧဝဒါ-သော၊ မရဏာ-မှ၊ ပရိ-၌၊ သုဂတိ-သော၊
သဂ္ဂိ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ။ ပ ။ သော တထာဂတော-သည်၊
တတောလောကတော-မှ၊ စုတော-သည်၊ ဟုတုာ-၍၊ ဣတ္ထတ္တံ-သိ၊ အာဂတော-
သည်၊ သမာနော-သော်၊ ရသဂ္ဂသဂ္ဂိ-အရသာကို ဆောင်ကြောင်း ဖြစ်သော
အကြောတို့၏ အဖျားရှိသည်၊ ဝါ-အရသာကို အတွင်းသို့ သွင်းတတ်သော
အကြောတို့၏ အဖျားရှိသည်၊ ဟောတိ-၏၊ အဿ တထာဂတဿ-အား၊
ဝါ-၏၊ ဥဒ္ဓဂ္ဂါ-အထက်သို့အဖျားလှည့်ကုန်သော၊ သမာဘိဝါဟိနိယော-အညီ
အမျှ အလွန်အကဲ ဆောင်တတ်ကုန်သော၊ ရသဟရဏိယော-အရသာကို ဆောင်
တတ်ကုန်သော အကြောတို့သည်၊ ဂိဝါယ-လည်၌၊ ဇာတာ-ဖြစ်ကုန်သည်၊
ဟောန္တိ-ကုန်၏၊ ဣတိ ဣမံ မဟာပုရိသလက္ခဏံ-ကို၊ ပဋိလဘတိ-မူ၏၊ တေန
လက္ခဏေန-ရသဂ္ဂသဂ္ဂိတာ ဟူသော ထို လက္ခဏာနှင့်၊ သမန္နာဂတော-သော၊
သော တထာဂတော-သည်၊ အဂါရံ-ကို၊ သစေ အဇ္ဈာဝသထိ-အံ၊ ဧဝံ အဇ္ဈာ
ဝသန္တေ-သော်၊ စက္ကဝတ္တိ-သော၊ ။ ပ ။ သတ္တရတနသမန္နာဂတော-သော၊
ရာဇာ-သည်၊ ဟောတိ-၏။ ။ ဖ ။ ရာဇာ-သည်၊ သမာနော-သော်၊ ကိံ အာနိ
သံသံ-ကို၊ လဘတိ-နည်း၊ သမဝေပါကိနိယာ-အညီအမျှ အာဟာရကို ကျစ်
စေတတ်သော၊ ဝါ-အညီအမျှ အာဟာရကို ချက်တတ်သော၊ နာတိသီတာယ-
အလွန် မအေးသော၊ နစ္စုဏ္ဍာယ-အလွန် မပူသော၊ ဂဟဏိယာ-စားအပ်၊
သောက်အပ်သောအာဟာရကို ယူတတ်သော ကမ္မဇတေဇဇာတိနှင့်၊ သမန္နာ
ဂတော-သည်၊ ဟုတုာ-၍၊ အပ္ပာဗာဓော-ကိုယ်သို့ ပြင်းစွာသက်ရောက်သည်
ဖြစ်၍ နှိပ်စက်တတ်သော ဝိသဘာဂဒုက္ခဝေဒနာ မရှိသည် လည်းကောင်း၊
အပ္ပာတဏိာ- ဆင်းရဲငြိုငြင်စွာ အသက်မွေးကြောင်းဖြစ်သော ဒုဗ္ဗလရောဂါ
မရှိသည် လည်းကောင်း၊ ဟောတိ-၏၊ ရာဇာ-သည်၊ သမာနော-သော်၊
ဣဒံအာနိသံသံ-ကို၊ လဘတိ-၏။ ပ ။ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊
ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ သမဝေပါကိနိယာ-သော၊ နာတိသီတာယ-
သော၊ နစ္စုဏ္ဍာယ-သော၊ မဇ္ဈိမာယ-အအေးအပူတို့၏အလယ်၌ဖြစ်သော၊
ပဓာနက္ခမာယ - ကမ္မဋ္ဌာန်း အားထုတ်ခြင်းငှာခံ့သော၊ ဂဟဏိယာ -၊ နှင့်၊
သမန္နာဂတော-သည်၊ ဟုတုာ-၍၊ အပ္ပာဗာဓော၊ သည်လည်းကောင်း။

အပ္ပာတကော-သည်လည်းကောင်း၊ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-
သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထံ-ရသဂ္ဂ
သဂ္ဂိတာ ဟူသော ဤမဟာပုရိသလက္ခဏာကို ရခြင်းအကြောင်းဖြစ်သော ကမ္မ
ဏမ္မသရိက္ခက လက္ခဏာ လက္ခဏာနိသံသ ဟူသော ဤအကြောင်းကို၊ အဝေါစ-
ပြီ။

၂၂၇။ တတ္ထ တသ္မိံ ဝိဘာဂေ-၌၊ မေဃဏ္ဍာဂါရိကေန-သေခ၊
အာယသ္မတာ အာနန္ဒတ္ထရေန-သည်၊ အပရံ-သေခ၊ တေဂါထာပဒံ-ကို၊
ဝုစ္စတိ-အပ်၏၊ ကိံ-သို့၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ ပါဏိဒဏ္ဍေဟိဝါ-လက်၊ တုတ်လှံတံ တို့ဖြင့် လည်း
ကောင်း၊ အထပန-ထိုမှတစ်ပါး၊ လေဉ္စုနာဝါ-ခဲဖြင့်သော်လည်းကောင်း၊
သတ္ထေနဝါ-ခားလက်နက်ဖြင့်သော်လည်းကောင်း၊ ပန-သည်သာမကသေး၊
မရဏဝဓေနဝါ-သေစေခြင်းဟု ဆိုအပ်သော သတ်ဖြတ်ခြင်းဖြင့်သော်လည်း
ကောင်း၊ ဝါ-သေစေခြင်း ညှဉ်းဆဲနှိပ်စက်ခြင်းဖြင့်သော် လည်းကောင်း၊
ဥဗ္ဗာဓနာယဝါ-နှောင်အိမ်သွင်း၍ အထက်အထက်၌ ညှဉ်းဆဲနှိပ်စက်ခြင်းဖြင့်
သော်လည်းကောင်း၊ ပရိတဇ္ဇနာယဝါ- ခြိမ်းခြောက်ခြင်းဖြင့်သော် လည်း
ကောင်း၊ ဇနတံ-လူအပေါင်းကို၊ နဟေဋ္ဌယိ - ညှဉ်းဆဲနှိပ်စက်တော်မမူ၊
ဇနတာယ-လူအပေါင်းကို၊ အဟေဋ္ဌကော၊ မညှဉ်းဆဲနှိပ်စက်တတ်သည်၊
အဟု-ဖြစ်တော်မူပြီ။

☞ သောမဟာပုရိသော-သည်၊ တေနော ကမ္မေန-ထိုအဝိဟိံ သနက်ဖြင့်သာ
လျှင်၊ သုဂတိံ-ကောင်းသောဂတိဟု ဆိုအပ်သော နတ်ပြည်သို့၊ ဥပေစ္စ-
ရှေးရှုကပ်ရောက်ရ၍၊ မောဒတိ-ဝမ်းမြောက်တော်မူရ၏၊ သုဓပ္ပလံ-ချမ်းသာ
သော အကျိုးရှိသော အဝိဟိံ သနက်ကို၊ ကရိယ-ပြုတော်မူ၍၊ သုခါနိ-
ချမ်းသာတို့ကို၊ ဝိန္ဒတိ-ရတော်မူ၏၊ သမောဇသာ-အညီအမျှ အဆီဩဇာရှိကုန်
သော၊ ရသဟရဏိ-အရသာကိုဆောင်တတ်သောအကြောတို့သည်။ (တစ်နည်း)
သာမဉ္ဇ-ကိုယ်တော်တိုင်သာလျှင်၊ အဿမဟာပုရိသဿ-၏၊ (သာမဉ္ဇာ-ဟု
ရှိရမည်။) ရသဟရဏိ-အရသာကို ဆောင်တတ်သော အကြောတို့သည်၊
သုသဏ္ဍိတာ-ကောင်းစွာတည်ကုန်သည်၊ အဟု-ဖြစ်ကုန်ပြီ၊ ဣဇ္ဇေမသ္မိံ မနုဿ
လောကေ-သို့၊ အာဂတော-သည်၊ သမာနော-သော်။ ရသဂ္ဂသဂ္ဂိတံ-
အရသာကိုဆောင်ကြောင်းဖြစ်သော အကြောတို့၏ အဖျားရှိသည်၏အဖြစ်ကို၊
ဝါ-အရသာကို အတွင်းသို့ သွင်းတတ်သော အကြောတို့၏ အဖျားရှိသည်၏
အဖြစ်ကို၊ လဘတိ-ရတော်မူ၏။

တေန လာဘေန-ထိုရသဂ္ဂသဂ္ဂိတာဟူသော မဟာပုရိသလက္ခဏာကိုရခြင်း
ကြောင့်၊ နိမဟာပုရိသံ-ကို၊ အဘိနိပုဏ္ဏ-အလွန်သိမ်မွေ့သော ပညာရှိကုန်
သော၊ ဝိစက္ခဏာ-ကုန်သော၊ ဗြာဟ္မဏာ-တို့သည်၊ အာဟု-ကုန်ပြီ၊ ကိ-သို့၊
အာဟု-နည်း၊ အယံနရော-ဤမြတ်သောယောကျ်ားသည်၊ သုခဗဟုလော-
များသောချမ်းသာရှိသည်၊ ဘဝိဿတိ-လတ္တံ့၊ ဂိဟိဿာ-လှသည်သော်
လည်းကောင်း၊ ပုန-တစ်ဖန်၊ ပဗ္ဗဇိတဿဝါ-ရဟန်းသည်သော်လည်းကောင်း၊
သတော-ဖြစ်သည်ရှိသော်၊ တံလက္ခဏံ-ရသဂ္ဂသဂ္ဂိတာဟူသော ထိုလက္ခဏာသည်၊
တဒတ္ထဇောတကံ-ထိုချမ်းသာကိုရခြင်းဟူသော အကျိုးကို ထွန်းပြတတ်သည်၊
ဝါ-ထိုမညှဉ်းဆဲမနိပိစက်တတ်သည်၏ အဖြစ်ဟူသော အကြောင်းကို ထွန်းပြ
တတ်သည်၊ ဘဝတိ-၏၊ ဣတိ-သို့၊ အာဟု-ကုန်ပြီ၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

အဘိနိလနေတ္ထ-ဂေါပခုမလက္ခဏာနိ (၂၁-၂၂)

၂၂၀။ ဘိက္ခုဝေ-တို့၊ စာထာဂတော-သည်၊ ပုရိမံ-သော၊ ဇောတိ-
၌လည်းကောင်း၊ ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝိ-၌လည်းကောင်း၊
ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-လုံး
လည်းကောင်း၊ ပုဗ္ဗေ-ရှေး၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ ပိသဋ္ဌံ-
ပုစုန်အသွင် ကောယျဉ်၍ အမြင်ထူးလျက် ပြူးပြူးထွက်သော မျက်စိရှိသည်
ကို၊ ကတော-ပြု၍၊ ပေက္ခိတာ-ကြည့်ရှုတတ်သည်၊ ယမ္ပိ န စ အဟောသိ-အကြင်
လည်းမဖြစ်၊ ဝိသစိ-မျက်စောင်းထိုးကာ မဖွယ်ရာအောင် လွန်စွာ ဖောက်
ပြန်လျက်၊ ပေက္ခိတာ-သည်၊ ယမ္ပိ န စ အဟောသိ-အကြင်လည်းမဖြစ်၊ ဝိစေယျ-
မုန်းသူမျက်ကွယ် မမြင်လွယ်အောင် ရွေးချယ်ထောက်လှမ်း စုံစမ်းဆင်ခြင်၍၊
(ဤကား-ဝိစေယျ ဟူသော ပါဠိနှင့်အညီတည်း။) (တစ်နည်း) ဝိတေယျ-
ဝိညမ္ပားဖြင့် ကြည့်ရှိုးအစဉ်ကို အမြင်မတော် အထင်ချော်အောင် ခုန်ကျော်
လွန်ကျူး၍၊ (ဤကား-ဝိတေယျ ဟူသော ပါဠိနှင့်အညီတည်း။) ပေက္ခိတာ-
သည်၊ ယမ္ပိ နစ ပန အဟောသိ-အကြင်လည်းမဖြစ်၊ ဥဇုမနော-ဖြောင့်မတ်
သောစိတ်ရှိသည်၊ ဟုတော-၍၊ ပိယစက္ခုနာ-ချစ်အပ်သောမျက်စိဖြင့်၊ ဗဟုဇနံ-
များစွာသောလူအပေါင်းကို၊ ဥဇု-ဖြောင့်ဖြောင့်၊ ဥဒိက္ခိတာ-ကြည့်ရှုတတ်
သည်၊ ယမ္ပိအဟောသိ-ပြီ၊ ဥဇုမနော-သည်၊ ဟုတော-၍၊ ပိယစက္ခုနာ-ဖြင့်၊
ဗဟုဇနံ-ကို၊ ဥဇု-ဖြောင့်ဖြောင့်၊ ဥဒိက္ခိတာ-သည်၊ အဟောသိယထာ-သကဲ့သို့၊
တထာ-တူ၊ ပသဋ္ဌံ-တင့်တင့်တယ်တယ် ကျယ်ကျယ်ပြန့်ပြန့်၊ ဥဒိက္ခိတာ-
သည်၊ ယမ္ပိအဟောသိ-ပြီ၊ သောတထာဂတော-သည်၊ တဿကမ္မဿ-ပိယစက္ခု
ဖြင့် များစွာသောလူအပေါင်းကို ရှုကြည့်တတ်သည်၏အဖြစ်ဟူသောထိုကံ၏၊
ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊
ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊

သုဂတိ-သော၊ သဂ္ဂိ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ပ ။ သော တထာ-
 ဂတော-သည်၊ တတောလောကတော-မှ၊ စုတော-သည်၊ ဟုတွာ-၍၊ ဣတ္ထတ္တိ-
 သို့၊ အာဂတော-သည်၊ သမာနော-သော်၊ အဘိနိလနေတ္ထောစ-ညိုသင့်သော
 အရပ်၌ အလွန်ညိုသောမျက်လုံး ရှိသည်လည်းကောင်း၊ ဂေါပခုမာစ-နှားငယ်
 ၏ မျက်လုံးအိမ်နှင့်တူသော မျက်လုံးအိမ် ရှိသည်လည်းကောင်း၊ ဟောတိ-၏၊
 ဣတိ-သို့၊ ဒွေ-ကုန်သော၊ ဣမာနိ မဟာပုရိသ လက္ခဏာနိ-တို့ကို၊ ပဋိလဘတိ-
 မှ၏၊ တေဟိ လက္ခဏေဟိ-အဘိနိလနေတ္ထတာ၊ ဂေါပခုမတာ ဟူသော ထို
 လက္ခဏာတို့နှင့်၊ သမန္နာဂတော-သော၊ သော ဓာတာဂတော-သည်၊ အဂါရုံ
 နာမိ-၌၊ သစေအာစသတိ-အံ၊ ဝေအာဝသန္တေ-သော်၊ စက္ကဝတ္တိ-သော။ ပ ။
 သတ္တရတန သမန္နာဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-၏။ ပ ။ ရာဇာ-
 သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ ပိယဒဿနော-
 ချစ်အပ်သော ကြည့်ရှုခြင်းရှိသည်၊ ဟောတိ-၏၊ ဗဟုနော-များစွာသော၊
 ဇနဿ-၏၊ ဝါ-သည်၊ (သာမည) နေဂမဇာနမဒါနိ-ကုန်သော၊ ဗြာဟ္မဏ-
 ဂဟပတိကာနိ-တို့၏လည်းကောင်း၊ ဝါ-တို့သည်လည်းကောင်း၊ ဂဏကမဟာ-
 မတ္တာနိ-တို့၏လည်းကောင်း၊ ဝါ-တို့သည်လည်းကောင်း၊ အနိကဋ္ဌာနိ-တို့၏
 လည်းကောင်း၊ ဝါ-တို့သည် လည်းကောင်း၊ ဒေါဝါရိကာနိ-တို့၏ လည်း
 ကောင်း၊ ဝါ-တို့သည် လည်းကောင်း၊ အမဇ္ဇာနိ-တို့၏ လည်းကောင်း၊ ဝါ-
 တို့သည်လည်းကောင်း၊ ပါရိသဇ္ဇာနိ-တို့၏လည်းကောင်း၊ ဝါ-တို့သည် လည်း
 ကောင်း၊ ရာဇနိ-တို့၏လည်းကောင်း၊ ဝါ-တို့သည်လည်းကောင်း၊ ဘောဂိယာနိ-
 တို့၏လည်းကောင်း၊ ဝါ-တို့သည်လည်းကောင်း၊ ကုမာရာနိ-တို့၏လည်းကောင်း၊
 ဝါ-တို့သည်လည်းကောင်း၊ (ဝိသေသ) မိယော-ချစ်အပ်သည်၊ မနာပေါ-
 စိတ်ဖြင့်ရောက်အပ်သည်၊ ဝါ-စိတ်ကိုပွားစေတတ်သည်၊ ဟောတိ-၏၊ ရာဇာ-
 သည်၊ သမာနော-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏။ ပ။ ဗုဒ္ဓေါ-သည်၊
 သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ ပိယဒဿနော-သည်၊
 ဟောတိ-၏၊ ဗဟုနော-သော၊ ဇနဿ-၏။ ဝါ-သည်၊ ဘိက္ခုနိနိ-တို့၏လည်း
 ကောင်း၊ ဝါ-တို့သည်လည်းကောင်း၊ ဘိက္ခုနိနိ-တို့၏လည်းကောင်း၊ ဝါ-
 တို့သည် လည်းကောင်း၊ ဥပါသကာနိ-တို့၏ လည်းကောင်း၊ ဝါ- တို့သည်
 လည်းကောင်း၊ ဥပါသိကာနိ-တို့၏လည်းကောင်း၊ ဝါ-တို့သည်လည်းကောင်း၊
 ဒေဝါနိ-တို့၏ လည်းကောင်း၊ ဝါ- တို့သည် လည်းကောင်း၊ မနုဿာနိ-
 တို့၏လည်းကောင်း၊ ဝါ-တို့သည်လည်းကောင်း၊ အသုရာနိ-တို့၏လည်းကောင်း၊
 ဝါ-တို့သည်လည်းကောင်း၊ နာဂါနိ-တို့၏လည်းကောင်း၊ ဝါ-တို့သည်လည်း
 ကောင်း၊ ဂန္ဓပ္ပာနိ-တို့၏လည်းကောင်း၊ ဝါ-တို့သည်လည်းကောင်း၊ ပိယော-
 အပ်သည်၊ မနာပေါ-သည်၊ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊
 ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထံ-အဘိနိလနေတ္ထတာ၊

ဂေါပခုမတာ-ဟူသော မဟာပုရိသလက္ခဏာကို ရခြင်း၏အကြောင်းဖြစ်သော ကမ္မ, ကမ္မသရိက္ခက လက္ခဏာ လက္ခဏာနိသံသ ဟူသော ဤ အကြောင်းကို အဝေါစ-မူပြီ။

၂၂၃။ တတ္ထကသ္မိဝိဘာဂေ-၌၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မုတာ အာနန္ဒတ္ထရေန-သည်၊ အပရိ-သော၊ ဧတံဂါထာပဒံ-ကို၊ ဝုစ္စတိ-အပ်၏၊ ကိ-သ္မိ၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်။ ဝိသဋ္ဌိ-ပုစုန်အသွင် ကောဇယျဉ်၍ အမြင်ထူးလျက် ပြူးပြူးထွက်သောမျက်စိရှိသည်ကို၊ ကတော-ပြုတော်မူ၍၊ ပေက္ခိတာ-ရှုကြည့်တတ်သည်၊ နစ အဟောသိ-ဖြစ်တော်မူသည်လည်းမဟုတ်၊ ဝိသာစိ-မျက်စော့စားထိုးကာ မဖွယ်ရာအောင် လွန်စွာဖောက်ပြန်လျက်၊ ပေက္ခိတာ-သည်၊ နစ အဟောသိ-ဖြစ်လည်း ဖြစ်တော်မူ၊ ဝိစေယျ-မုန်းသူ မျက်ကွယ် မမြင်လွယ်အောင် ရွေးချယ် ထောက်လှမ်း စုံစမ်း ဆင်ခြင်၍၊ (တစ်နည်း) ဝိစေယျ-ဝိညမ္မာ-ဖြင့် ကြည့်ရိုးအစဉ်ကို အမြင်မတော် အထင်ချော်အောင် ခုန်ကျော်လွန်ကျူး၍၊ ပေက္ခိတာ-သည်၊ နစ ပန အဟောသိ-မမ၊ ဥဇ္ဇမနော-ဖြောင့်မတ်သောစိတ် ရှိတော်မူသည်၊ ဟုတော-မူ၍၊ ပိယစက္ခုနာ-ချစ်အပ်သောမျက်စိဖြင့်၊ ဗဟုဇနံ-များစွာသောလူအပေါင်းကို၊ ဥဇ္ဇိ-ဖြောင့်ဖြောင့်၊ ဥဒိက္ခိတာ-ကြည့်ရှုတတ်သည်၊ ဟောတိ-၏၊ ဥဇ္ဇမနော-သည်၊ ဟုတော-၍၊ ပိယစက္ခုနာ-ဖြင့်၊ ဗဟုဇနံ-ကို၊ ဥဇ္ဇိ-ဖြောင့်ဖြောင့်၊ ဥဒိက္ခိတာ-သည်၊ ဟောတိယထာ-သ္မိ၊ တထာ-တူ၊ ပသဋ္ဌိ-တင့်တင့်တယ်တယ် ကျယ်ကျယ်ပြန့်ပြန့်၊ ဥဒိက္ခိတာ-သည်၊ အဟောသိ-မူပြီ။

☐ သော တထာဂတော-သည်၊ သုဂတိသု-ကောင်းသောကံကြောင့် ဖြစ်သော ဂတိဟုဆိုအပ်သော နတ်ပြည်တို့၌၊ ဖလဝိပါကံ-အကျိုးဆက်၊ အကျိုးရင်းကို၊ အနုဘဝတိ-ခံစားရ၏၊ တတ္ထ တာသုဂတိသု-တို့၌၊ မောဒတိ-ဝမ်းမြောက်တော်မူရ၏၊ ဣဓ ဣမသ္မိ မနုဿလောကေ-သ္မိ၊ (စ ပန-သဒ္ဓါ-ပဒပူရဏ၊ ပဒါလင်္ကာရ မျှသာ။) အာဂတော- သည်၊ သမာနော- သော်၊ ဂေါပခုမော- နွားငယ်၏ မျက်လုံးအိမ်နှင့်တူသော မျက်လုံးအိမ် ရှိသည်လည်းကောင်း၊ အဘိနိလနေတ္ထ-နယနော-ညှိသင့်သောအရပ်၌ အလွန်ညှိသောမျက်လုံး ရှိသည်လည်းကောင်း၊ သုဒိဿနော - ကောင်းစွာရှုမြင်ခြင်းရှိသည် လည်းကောင်း၊ ဝါ- ကောင်းစွာ ရှုမြင်တတ်သည်လည်းကောင်း၊ ဘဝတိ-၏။

အဘိယောဂိနော-လက္ခဏာကျမ်း၌ ယှဉ်ကုန်သော၊ ဝါ-လက္ခဏာကျမ်း၌ အားထုတ်ကုန်သော၊ နိပုဏာ-သိမ်မွေ့ သော ပညာရှိကုန်သော၊ ဗဟု-များစွာ ကုန်သော၊ (ပန-သဒ္ဓါ-ပဒပူရဏမျှသာ။) နိမိတ္တကောဝိဒါ-နိမိတ်၌လိမ္မာကြ

ကုန်သော၊ သုခမနယနကုသလာ-နူးညံ့သိမ်စမှုသော မျက်စိ၌ လိမ္မာကြကုန်သော၊ မနုဇာဇ-လက္ခဏာဖတ်တတ်ကုန်သော လူတို့သည်လည်း၊ နံ မဟာပုရိသ်-ကို၊ ပိယဒဿနောတိ-ချစ်အပ်သော ရှုမြင်ခြင်း ရှိ၏ဟူ၍၊ အဘိနိဒ္ဒိသန္တိ-ညွှန်ပြကြကုန်၏။

ဂိဟိ-လူသည်၊ သန္တောစပိ-ဖြစ်သော်လည်း၊ ပိယဒဿနော-ချစ်အပ်သော မြင်ခြင်းရှိသည်၊ ဗဟုဇနပိယဒယိတော-များစွာသောလူအပေါင်းသည်ချစ်အပ်သည်၊ ဘဝတိ-ဖြစ်လိမ့်လတ္တံ့၊ စ-သို့မဟုတ်၊ ဂိဟိ-လူသည်၊ ယဒိ န ဘဝတိ-အကယ်၍မဖြစ်ခဲ့အံ့၊ ဧဝံအသတိ-သော်၊ ဗဟုနံ-များစွာကုန်သောလူတို့၏၊ ဝါ-တို့သည်၊ ပိယော-ချစ်အပ်သော၊ သောကနာသနော-စိုးရိမ်ပူဇော် စိတ်မအေးခြင်းကို ဖယ်ဖျောက်တတ်သော၊ သမဏော-ရဟန်းသည်၊ ဟောတိ-ဖြစ်လိမ့်လတ္တံ့၊ ဣတိ-သို့၊ အဘိနိဒ္ဒိသန္တိ-ကုန်၏၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

ဥက္ခိသသိသလက္ခဏံ (၂၃)

၂၃၀။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိ-၌လည်းကောင်း၊ ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌လည်းကောင်း၊ ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-လုံးလည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ ဗဟုဇနပုဗ္ဗင်္ဂမော-များစွာသော လူအပေါင်း၏ ရှေ့သွားသည်၊ ဝါ-များစွာသော လူအပေါင်း၏ အကြီးအမှူးဦးစီးခေါင်းဆောင်သည်၊ ယမ္ပိအဟောသိ-ပြီ၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တရားတို့၌၊ (သာမည) ကာယသုစရိတေစ-၌လည်းကောင်း၊ ဝစီသုစရိတေစ-၌လည်းကောင်း၊ မနောသုစရိတေစ-၌လည်းကောင်း၊ ဒါနသံဝိဘာဂေစ-၌လည်းကောင်း၊ သီလသမာဒါနေစ-၌လည်းကောင်း၊ ဥပေါသထုပဝါသေစ-၌လည်းကောင်း၊ မတ္တေယျတာယစ-၌လည်းကောင်း၊ ပေတ္တေယျတာယစ-၌လည်းကောင်း၊ သာမညတာယစ-၌လည်းကောင်း၊ ဗြဟ္မညတာယစ-၌လည်းကောင်း၊ ကုလေ-၌၊ ဇေဋ္ဌာပစာယိတာယစ-၌လည်းကောင်း၊ အညတရညတရေသု-ကုန်သော၊ အဓိကုသလေသု-ကုန်သော၊ ဓမ္မေသုစ-တို့၌လည်းကောင်း၊ (ဝိသေသ) (အနက်များကို သုပ္ပတိဋ္ဌိတမါဒတာဝါရ၌ ယောဇနာခဲ့ပြီ။) ဗဟုဇနာနံ-များစွာကုန်သောလူအပေါင်းတို့၏၊ ပါမောက္ခော - ရှေ့သွားသည်၊ ဝါ-အကြီးအမှူးဦးစီးခေါင်းဆောင်သည်၊ ယမ္ပိအဟောသိ-ပြီ၊ သော တထာဂတော-သည်၊ တဿ ကမ္မဿ-ထိုပုဗ္ဗင်္ဂမတာဟူသောကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပမိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-အော၊ မရဏာ-မှ၊ ပရိ-၌၊ သုဂတိ-သော၊ သဂ္ဂံ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ပ။

သောတထာဂတော-သညံ၊ တတောလောကတော-မ္မ၊ စုတော-သညံ၊ ဟုတော-
 ရှိ၊ ဣတ္တတ္ထံ-သိ၊ အာဂတော-သညံ၊ သမာနော-သော၊ ဥက္ကံသသိသော-
 သင်းကျစ်အပြားဖြင့် ဖွဲ့အပ်သောဦးခေါင်းရှိသကဲ့သို့ဖြစ်သည်။ ဝါ-သင်းကျစ်
 ပြားကဲ့သို့ ဝန်းဝိုင်းသော ဦးခေါင်းရှိသည်။ ဟောတိ-၏၊ ဣတိဣမံမဟာပုရိသ
 လက္ခဏံ-ကို၊ မဋ္ဌိလဘတိ-မူ၏၊ တေနလက္ခဏေန-ဥက္ကံသသိသတာ ဟူသော
 ထိုလက္ခဏာနှင့်၊ သမန္နာဂတော-သော၊ သောမဟာပုရိသော-သညံ၊ အဂါရိ-
 ဌံ၊ သဇေအဇ္ဈာဝသတိ-အံ၊ ဝေဓာဇ္ဈာဝသဇ္ဇေ-သော၊ စက္ကဝတ္ထိ-သော။ ပ။
 သတ္တရတ္တနသမန္နာဂတော-သော၊ ရာဇာ-သညံ၊ ဟောတိ-၏။ ပ။ ရာဇာ-
 သညံ၊ သမာနော-သော၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ မဟာ-
 များစွာသော၊ ဇနော-လူအပေါင်းသည်၊ အဿရညော-၏၊ အန္ဓာယိကော-
 အလိုသို့အစဉ်လိုက်ရသည်။ ဟောတိ-၏၊ နေဂမဇာနပဒါ-ကုနိသော၊ ဗြာဟ္မဏ
 ဂဟပတိကာ - တို့သည်လည်းကောင်း၊ ဂဏကမဟာမတ္တာ - တို့သည် လည်း
 ကောင်း၊ အနိကဋ္ဌာ-တို့သည် လည်းကောင်း၊ ဒေါဝါရိကာ-တို့သည် လည်း
 ကောင်း၊ အမစ္စာ-တို့သည်လည်းကောင်း၊ ပါရိသဇ္ဇာ-တို့သည်လည်းကောင်း၊
 ရာဇာနော-တို့သည် လည်းကောင်း၊ ဧာဝိယာ-တို့သည် လည်းကောင်း၊
 ကုမာရာ-တို့သည်လည်းကောင်း၊ အဿရညော-၏၊ အန္ဓာယိကာ-အလိုသို့
 အစဉ်လိုက်ကြရကုန်သည်။ ဟောန္တိ-ကုန်၏၊ ရာဇာ-သညံ၊ သမာနော-သော၊
 ဣဒံအာနိသံသံ-ကို၊ လဘတိ-၏။ ပ။ ဗုဒ္ဓေါ-သည်၊ သမာနော-သော၊
 ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ မဟာ-သော၊ ဇနော-သညံ၊ အဿဗုဒ္ဓဿ-
 ၏၊ အန္ဓာယိကော-သည်၊ ဟောတိ-၏၊ ဘိက္ခု-တို့သည်လည်းကောင်း၊
 ဘိက္ခုနိယော-တို့သည်လည်းကောင်း၊ ဥပါသကာ - တို့သည်လည်းကောင်း၊
 ဥပါသိကာယော - တို့သည်လည်းကောင်း၊ ဒေဝါ - တို့သည်လည်းကောင်း၊
 မနုဿာ-တို့သည်လည်းကောင်း၊ အသုရာ-တို့သည်လည်းကောင်း၊ နာဂါ-
 တို့သည်လည်းကောင်း၊ ဂန္ဓဗျာ-တို့သည်လည်းကောင်း၊ အဿဗုဒ္ဓဿ-၏၊
 အန္ဓာယိကာ-ကုန်သည်။ ဟောန္တိ-ကုန်၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-သော၊
 ဣဒံအာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ ဧတမတ္ထံ-ဥက္ကံသသိသတာ
 ဟူသော မဟာပုရိသလက္ခဏာကို ရခြင်း၏ အကြောင်းဖြစ်သော ကမ္မ ကမ္မ
 သရိက္ခက လက္ခဏာ လက္ခဏာနိသံသ ဟူသော ဤအကြောင်းကို၊ အဝေဝါစ-ပြီ။

၂၃၁။ တတ္ထ တသ္မိံ ဝိဘာဂေ-၌၊ မေဗာဏ္ဍာဂါရိကေန-သော၊ အာယသ္မ-
 တာ အာနန္ဒတ္ထေရေန-သည်။ အပရိ-သော၊ တေဝါယာပဒံ-ကို၊ ဝုစ္စတိ-အပ်၏၊
 ကိံ-သိ၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ သုစရိတေသု-ကောင်းစွာကျင့်အပ်ကုန် သော၊ မေဗေသု-
 တရားတို့၌၊ ပုဗ္ဗင်္ဂမော-ရှေ့ သွားသည်၊ မေဗရိယာဘိရတော-တရားကိုကျင့်

ခြင်း၌ အလွန်မွေ့လျော်တော်မူသည်။ အဟု-ဖြစ်တော်မူပြီ။ ဗဟုဇနော-
များစွာသောလူအပေါင်းသည်။ အသ ဗဟုပုရိသဿ-၏။ အနွာယိကော-
အလိုသို့အစဉ်လိုက်တတ်သည်။ အဟု-ပြီ။ သဂ္ဂေသု-နတ်ပြည်တို့၌။ ပညာဖလံ-
ကောင်းမွန်အကျိုးကို။ ဝေဒယိတ္ထ-ခံစားတော်မူရပြီ။

သော ဗဟုပုရိသော-သည်။ သုစရိတဿ-ကောင်းစွာကျင့်အပ်သောကံ၏။
ဖလံစ-အကျိုးကိုလည်း။ ဝေဒယိတ္တာ-ခံစားတော်မူပြီး၍။ ဣဓဗ္ဗမသ္မိ မနုဿ
လောကေ-ဤလူ့ပြည်သို့။ အာဂတော-ပြန်လာသည်။ သမာနော-သော်။
ဥဏှိသသိသတ္တံ-သင်းကျစ်ပြားကဲ့သို့ ဝန်းဝိုင်းသော ဦးခေါင်းရှိသည်၏ အဖြစ်
ကို။ အဇ္ဈဂမာ-ရတော်မူပြီ။ ဗျဉ္ဇန နိမိတ္တဓရာ-လက္ခဏာကျမ်း၊ နိမိတ်ကျမ်းကို
ဆောင်ကြကုန်သော။ ဗြာဟ္မဏာ-တို့သည်။ အယံကုမာရော-ဤမင်းသားသည်။
ဗဟုဇနံ-များစွာသော လူအပေါင်း၏။ ပုဗ္ဗဂံမော-ရှေ့သွားသည်။ ဝါ-အကြီး
အမှူး ဦးစီးခေါင်းဆောင်သည်။ ဟေဿတိ-ဖြစ်လိမ့်လတ္တံ့။ ဣတိ-သို့။ ဗျာကံ-
သု-နိမိတ်ဖတ်ကြကုန်ပြီ။

ဣဓ ဣမသ္မိ မနုဿလောကေ-၌။ မနုဇေသု-လူတို့၌။ ဝါ-တို့တွင်။ ပဋိ-
ဘောဂိယာ-ခံစားအပ်သော စည်းစိမ်၏အကျိုးကို ဆောင်တတ်ကုန်သော အမှု
ဆောင် အကျိုးဆောင်လူတို့သည်။ ဗဟု-များကုန်သည်။ ဘဝိဿန္တိ-ဖြစ်ကုန်လိမ့်
လတ္တံ့။ (ထည့်စပ်သည်) ဗြာဟ္မဏာ-လက္ခဏာကို ဖတ်တတ်ကုန်သော ပုဏ္ဏား
တို့သည်။ တဒါ-ဘုရားလောင်း ဖွားမြင်တော်မူရာ ထိုအခါ၌။ တဿ ဗဟုပုရိ-
သဿ-အား။ ဝါ-၏။ ပုဗ္ဗေဝ-မင်းမဖြစ်မီ ရှေးအဖို့ဖြစ်သော ငယ်ရွယ်စဉ်အခါ
၌သာလျှင်။ အဘိဟရန္တိ- နိမိတ်ဖတ်ကြကုန်၏။ ကိ-သို့။ အဘိဟရန္တိ-ကုန်
သနည်း။ အယံ ကုမာရော-ဤ မင်းသားသည်။ ဘူမိပတိ-မြေကို အစိုးရသော။
ခတ္ထိယော-မင်းသည်။ ယဒိဘဝတိ-မူခဲ့အံ့။ ဧဝံ သတိ-သော်။ ဗဟုဇနံ-များစွာ
သော လူအပေါင်း၌။ ဝါ-တွင်။ ပဋိဟာရကံ-ဝေယျာဝစ္စကို ဆောင်တတ်သော
ပုဂ္ဂိုလ်၏အဖြစ်ကို။ ဝါ-ဝေယျာဝစ္စကို ဆောင်တတ်သောပုဂ္ဂိုလ်ကို။ လဘတိ-
ရလိမ့်လတ္တံ့။

အထ-သို့မဟုတ်။ သော မနုဇော-ထို ယောက်ျားမြတ်သည်။ စေပိ ပဗ္ဗဇတိ-
အက်ယံ၍မူလည်း ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့အံ့။ ဧဝံ ပဗ္ဗဇန္တေ-သော်။
ဓမ္မေသု-လောကီ၊ လောကုတ္တရာ တရားတို့၌။ ဂရုကော-အဝါးဝစွာ လေ့လာ
တော်မူနိုင်သည်။ * ဝိသဝီ-အစွမ်းသတ္တိကို ပွားစေခြင်း ရှိတော်မူသည်။ ဝါ-
လေ့လာအပ်ပြီးသော ဝသိတော် ရှိတော်မူသည်။ ဝါ-လေ့လာအပ်ပြီးသော

* ဗုဒ္ဓဘုရား ။မူတို့၌ ဝသိ-ဟု ပါဠိရှိတတ်ကြ၏။ ဝိသဝီ-ဟူသော ပါဠိသာ-ဝိသဝနံ
ဝိသဝေါ၊ ကာမကာရော ဝသိတာ၊ သော ဧတဿ အတ္ထိတိ ဝိသဝီတိ
အာဟာ “စိတ္တဝသိ”တိ ဟူသော ဋီကာနှင့် ညီ၏။

အစွမ်းသတ္တိ ရှိတော်မူသည်။ ဟောတိ-ဖြစ်တော်မူလိမ့်လတ္တံ့။ ဗဟုဇနော-
များစွာသော လူအပေါင်းသည်။ တဿ မဟာပုရိသဿ-၏။ အနုသာသနိ-
ဂုဏာဘိရုဇော - ဆုံးမတော်မူခြင်း ဟူသော ဂုဏ်ကျေးဇူး၌ မွေ့လျော်သည်။
အနုယိကော-အလိုသို့ အစဉ်လိုက်သည်။ ဘဝတိ-ဖြစ်လိမ့်လတ္တံ့။ ဣတိ-သို့။
အဘိဟရန္တိ-ကုန်၏။ ဣတိ-သို့။ ဝုဇ္ဇတိ-အပ်၏။

ဧကေကလောမတာ-ဥဏ္ဍာလက္ခဏာနိ (၂၄-၂၅)

၂၃၂။ ဘိက္ခုဝေ-တို့၊ တထာဂတော-သည်။ ပုရိမံ-သော၊ ဇာဘိ-၌
လည်းကောင်း၊ ဝါ-လုံး လည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌ လည်းကောင်း၊
ဝါ-လုံး လည်းကောင်း၊ ပုရိမံ-သော၊ နိကော-၌လည်းကောင်း၊ ဝါ-လုံး
လည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်။ သမာနော-သော်၊ မုသာဝါဒ-
မုသာဝါဒကို၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊
ဝစိပယောဂကို ဖြစ်စေခြင်းကို၊ ဝါ-ချွတ်ယွင်း ဖောက်ပြန် မဟုတ်မမှန်သော
ကာယပယောဂ၊ ဝစိပယောဂဖြင့် သိစေခြင်းကို၊ ပဟာယ-ပယ်၍၊ မုသာဝါဒါ-
မှ၊ ပဋိဝိရတော-အသီးအသီးကင်းလျက် ရှောင်ကြဉ်တော်မူသည်။ သစ္စဝါဒီ-
မှန်ကန်သောစကားကို ပြောဆိုတော်မူလေ့ ရှိသည်။ သစ္စသန္ဓေ-မှန်ကန်သော
စကားဖြင့် စေ့စပ်တတ်သည်။ ဝေဘော-မြဲမြံတည်တံ့ အရှည်ခံသော စကား
ရှိသည်။ ပစ္စယိကော-ယုံကြည်အပ်၊ ယုံကြည်သင့်၊ ယုံကြည်ထိုက်သော စကား
ရှိသည်။ လောကဿ-လူအပေါင်းကို၊ အဝိသံဝါဒကော-မချွတ်ယွင်းစေတတ်
သည်။ ယမ္မိ အဟောသိ-ပြီး သော တထာဂတော-သည်။ တဿ ကမ္မဿ-ထို
သစ္စကထာနက်၏။ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-
ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏။ ဘေဒါ-သော၊ မရဏာ မှ၊
ပရံ-၌၊ သုဂတိ-သော၊ သဂ္ဂံ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ။ပ။ သော
တထာဂတော-သည်။ တတော လောကဘော-မှ၊ စုတော-သည်။ ဟုတ္တာ-၍၊
ဣတ္တတ္တံ-သို့၊ အာဂတော-သည်။ သမာနော-သော်၊ ဧကေကလောမော စ-
တစ်ခုတစ်ခုသော မွေးတိုင်း၌ တစ်ချောင်း တစ်ချောင်းသော မွေးညင်း ရှိသည်
လည်း။ ဟောတိ-၏။ ဘမုကန္တရေ-နှစ်ခုသော မျက်မှောင်တို့၏ အကြား၌၊
ဩဒါတာ-ဖြူသော၊ မုဒု-နူးညံ့သော၊ တူလ လန္နိတာ-လက်ပံလဲ၊ နွယ်လဲနှင့်
တူသော၊ ဥဏ္ဍာ စ-မွေးရှင်တော်သည်လည်း။ ဇာတာ-ဖြစ်သည်။ ဟောတိ-၏။
ဣတိ-သို့၊ ဒေ-ကုန်သော၊ ဣမာနိ မဟာပုရိသလက္ခဏာနိ-တို့ကို၊ ပဋိလဘတိ-
မူ၏။

တေဟိ လက္ခဏေဟိ-ဧကေကလောမတာ၊ ဥဏ္ဍာယဇာတတာ ဟူသော ထို
လက္ခဏာတို့နှင့်၊ သမန္နာဂတော-သော၊ သော တထာဂတော-သည်။ အဂါရိ

အဓိ-ဉ္စ၊ သဗေဒာဝသတိ-ဒံ၊ ဝေဒာဝသန္တေ-သေဝါ၊ စက္ခုဝတ္ထိ-သေဝါ။ ။ပ။
သတ္တရတန သမန္နာဂတော-သေဝါ၊ ဣဇာ-သညံ၊ ဟောတိ-၏။ ။ ပ ။ ရာဇာ-
သညံ၊ သမာနော-သေဝါ၊ ကိ အာနိသံသံ-ကို၊ လဘတိ-နည်း၊ မဟာ-များစွာ
သေဝါ၊ ဇနော-လူအပေါင်းသည်၊ အဿ ရညော-၏၊ အဇ္ဈာသယံ-အလိုသို့၊
ဥပစတ္တတိ-လိုက်ကြရ၏၊ နေဂမဇာနပဒါ-ကုန်သော၊ ပြာဟ္မဏဂဟပတိကာ-
တို့သည် လည်းကောင်း၊ ဂဏကမဟာမတ္တာ-တို့သည် လည်းကောင်း၊ အနိကဋ္ဌာ-
တို့သည် လည်းကောင်း၊ ဒေါဝါရိကာ-တို့သည် လည်းကောင်း၊ အမဇ္ဈာ-တို့
သည် လည်းကောင်း၊ ပါရိသဇ္ဇာ-တို့သည် လည်းကောင်း၊ ရာဇာနော-တို့သည်
လည်းကောင်း၊ ဧာဂိယာ-တို့သည် လည်းကောင်း၊ ကုမာရာ-တို့သည် လည်း
ကောင်း၊ အဿရညော-၏၊ အဇ္ဈာသယံ-သို့၊ ဥပစတ္တန္တိ-ကုန်၏၊ ရာဇာ-သည်၊
သမာနော-သေဝါ၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏။ ။ ပ ။ ဗုဒ္ဓေါ-သည်၊
သမာနော-သေဝါ၊ ကိ အာနိသံသံ-ကို၊ လဘတိ-နည်း၊ မဟာ-သေဝါ၊ ဇနော-
သည်၊ အဿ ဗုဒ္ဓဿ-၏၊ အဇ္ဈာသယံ-သို့၊ ဥပစတ္တတိ-၏၊ ဘိက္ခု-တို့သည်
လည်းကောင်း၊ ဘိက္ခုနိယော-တို့သည် လည်းကောင်း၊ ဥပါသကာ-တို့သည်
လည်းကောင်း၊ ဥပါသိကာယော-တို့သည်လည်းကောင်း၊ ဒေဝါ-တို့သည် လည်း
ကောင်း၊ မနုဿာ-တို့သည် လည်းကောင်း၊ အသုရာ-တို့သည် လည်းကောင်း၊
နာဂါ-တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗာ-တို့သည်လည်းကောင်း၊ အဿဗုဒ္ဓဿ-
၏၊ အဇ္ဈာသယံ-သို့၊ ဥပစတ္တန္တိ-ကုန်၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-သေဝါ၊
ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ ဧတမတ္ထံ-ကေကလော-
မတာ၊ ဥဏ္ဏာယဇာတတာ-ဟူသောမဟာပုရိသလက္ခဏာကို ရခြင်း၏အကြောင်း
ဖြစ်သော ကမ္မ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ-ဟူသောဤအကြောင်း
ကို၊ အဝေါစ-မူပြီ။



၂၃၃။ တတ္ထ တသ္မိံ ဝိဘာဂေ-ဉ္စ၊ ဓမ္မတဏှာဂါရိကေန-သေဝါ၊ အာယသ္မ-
တာ အာနန္ဒတ္ထေရေန-သည်၊ အပရိ-သေဝါ၊ ဧတံဂါထာပဒံ-ကို၊ ဝုစ္စတိ-အပ်
၏။ ကိ-သို့၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ ပုရိမာသု-ရှေးဖြစ်ကုန်သော၊ ဇာတိသု-ဘဝတို့၌၊
သစ္စပ္ပုရိညော-မှန်ကန်သော ပဋိညာဉ် ရှိတော်မူသည်၊ အဒ္ဓေဇ္ဈာဂါစော-နှစ်ပါး
အပြားရှိသည်၏ အဖြစ်ရှိသောစကား မရှိသည်၊ ဟုတုာ-မူ၍၊ အလိုက်-ချွတ်
ယွင်းသောစကားကို၊ ဝိဝဇ္ဇယိ-ရှောင်ကြဉ်တော်မူပြီ၊ သော မဟာပုရိသော-
သည်၊ ကဿစိပိ-တစ်စုံတစ်ယောက်သော သူကိုလည်း၊ ဝိသံဝါဒယိတာ-ချွတ်
ယွင်းစေတတ်သည်၊ န အဟောသိ- ဖြစ်တော်မူ၊ ဘူတေန-ထင်ရှားရှိသော
အားဖြင့်၊ တစ္ဆေန-မှန်ကန်သောအားဖြင့်၊ တထေန-မဖောက်မပြန် ဟုတ်မှန်
သောအားဖြင့်၊ ဝါစံ-စကားကို၊ ဘာသယံ-ပြောဆိုတော်မူ၏၊ (တစ်နည်း)

ဘူတေန-ထင်ရှားရှိသော၊ တစ္ဆေန-သော၊ တတေန-သော၊ ဝစနေန-စကား
ကို၊ တာသယိ-မပြု။

တေန ကမ္မေန-ထိုသစ္စ ကဏနကံဖြင့်၊(ထည့်သည်။) ဘမုကန္တိဇေ-နှစ်ဖက်
သော မုက်မှောင်တို့၏အကြား၌၊ သေတာ-ဖြူသော၊ သုသုက္ကာ-ကောင်းစွာ
ဖြူသော၊ မုဒု-နှူးညှိသိမ်မွေ့ သော၊ တူလသန္ဓိဘာ-လက်ပံလဲ၊ နွယ်လဲနှင့် တူသော၊
ဥဏ္ဍာ-မွှေးရှင်တော်သည်၊ သုဇာတာ- ကောင်းစွာ ဖြစ်သည်၊ အဟု-ဖြစ်ပြီ၊
လောမကုပေသု-တစ်ခုတစ်ခုသော မွှေးတုင်းတို့၌၊ ဒုဝေ-နှစ်ချောင်းကုန်သော၊
လောမာ - အမွှေးတို့သည်၊ န အဇာယိသို - မပေါက်ရောက်ကုန်၊ ကောက-
လောမူပစိတင်္ဂါ-တစ်ခုတစ်ခုသော မွှေးတုင်းတို့၌ တစ်ချောင်း တစ်ချောင်း
စီသော အမွှေးတို့သည် စီခြယ်အပ်သော ကိုယ်အင်္ဂါ ရှိတော်မူသည်၊ အဟု-
ဖြစ်တော်မူပြီ။

တံ မဟာပုရိသံ-ထို ယောကျ်ားမြတ်ကို၊ လက္ခဏညူ-လက္ခဏာကို သိတတ်
ကုန်သော၊ ဗဟဝေါ-များကုန်သော၊ သမာဂတာ-ကောင်းစွာ လာကြကုန်
သော၊ ဥပ္ပာဒေ နိမိတ္တ ကေခဝိဒါ-ဥပါဒ်နိမိတ်၌ လိမ္မာကြကုန်သော၊ ဝါ-
ဘုရားလောင်း၏ ဖြစ်ကြောင်းဖြစ်သောလက္ခဏာ၊ ဘုရားလောင်းကို နှိုင်းချိန်
ကြောင်းဖြစ်သော လက္ခဏာ၌ လိမ္မာကြကုန်သော၊ ပြာဟ္မဏာ-တို့သည်၊ ပျာ-
ကံသု-ကုန်ပြီ၊ ကိံ - သို့၊ ပျာကံသု-ကုန်သနည်း၊ ယထာ-အကြင်ကြောင့်၊ ဥဏ္ဍာစ-
မွှေးရှင်တော် သည်လည်းကောင်း၊ လောမာစ-မွှေးညှင်းတော်တို့ သည်လည်း
ကောင်း၊ သုသုက္ကာတာ-ကောင်းစွာတည်ကုန်ပြီ၊ တထာ-ထို့ ကြောင့်၊ ဤဒိသကံ-
ဤကဲ့သို့ ရှုအပ်သော သဘောရှိသော ယောကျ်ားမြတ်သို့၊ ဝါ-ဤကဲ့သို့ရှုအပ်
သော သဘောရှိသော ယောကျ်ားမြတ်၏ အလိုသို့၊ ဗဟုဇ္ဇနော-များစွာသော
လူအပေါင်းသည်၊ ဥပဝတ္တတိ-လိုက်ရလိမ့်လတ္တံ့။ ။

ဂိဟိံ-လူဖြစ်၍၊ သန္တံ-ဖြစ်သော၊ မဟာပုရိသံပိ-ယောကျ်ားမြတ်သို့လည်း၊
ဝါ-ယောကျ်ားမြတ်၏အလိုသို့လည်း၊ ဇနော-လူအပေါင်းသည်၊ ဥပဝတ္တတိ-
လိုက်ရလိမ့်လတ္တံ့၊ ပုရတ္တာ-ရှေးဖြစ်သော သဝဉ်၊ ပုကတေန- ပြုအပ်သော၊
ကမ္မုနာ-ကံဖြင့်၊ ဗဟု-များစွာသော၊ ဇနော-လူအပေါင်းသည်၊ အင်္ဂါဥနံ-
ဖိစီးနှောင့်ယှက် ကန့်ကွက်တားမြစ်တတ်သော ရာဂ၊ ဒေါသ၊ မောဟ မရှိသော၊
ပဗ္ဗဇိတံ-ရှင်ရဟန်းအဖြစ်သို့ ရောက်သည်ဖြစ်၍၊ သန္တံ-ဖြစ်သော၊ အနုတ္တရံ-
အတုမရှိမြတ်သော၊ ဗုဒ္ဓမ္မိ-မြတ်စွာဘုရားသို့လည်း၊ ဝါ-မြတ်စွာဘုရား၏အလို
သို့လည်း၊ ဥပဝတ္တတိ-လိုက်ကြရလိမ့်လတ္တံ့၊ ဣတိ-သို့၊ ပျာကံသု-ကုန်ပြီ၊
ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။ ။

စတ္တာလိသ-အဝိရဋ္ဌ ဒန္တလက္ခဏာနိ (၂၆-၂၇)

၂၃၄။ ဘိက္ခုဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိံ-၌
လည်းကောင်း၊ ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌လည်းကောင်း၊
ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-လုံးလည်း
ကောင်း၊ ပုဗ္ဗေ-၌၊ မန္ဓဿဘူတော-သည်၊ သမာနော-သော်၊ ပိသုဏံ-မိမိကို
ချစ်အပ်သည်၏အဖြစ်ကိုပြုတတ်၊ တစ်ပါးသောသူကို ချစ်အပ်သည်၏ အဖြစ်မှ
ကင်းဆိတ်သည်ကိုပြုတတ်သော၊ ဝါစံ-စကားကို၊ ပဟာယ-ပယ်၍၊ ပိသုဏာယ-
သော၊ ဝါစာယ-မှ၊ ပဋိဝိရတော-သည်၊ ယမ္ပိအဟောသံ-ပြီ၊ ဣတော-၌
အရပ်မှ၊ ဝါ-၌ပုဂ္ဂိုလ်၏ အထံမှ၊ သုတော- ကြားရ၍၊ ဝါ-ကြားရသည်
ရှိသော်၊ ဣမေသံ ပုဂ္ဂလာနံ-၌ ကြားရာဖြစ်သော ထိုပုဂ္ဂိုလ်တို့၏၊ ဘေဒါယ-
ကဲ့ပြားခြင်းငှာ၊ အမုတြ-ထိုအမည်ရှိသောအရပ်၌၊ ဝါ-ထိုအမည်ရှိသောသူ၏
အထံ၌၊ အက္ခာတာ-ပြောဆိုတတ်သည်၊ ယမ္ပိ န အဟောသံ-အကြင်လည်းဖြစ်
တော်မမူ၊ အမုတြဝါ-ထိုအမည်ရှိသော အရပ်၌လည်း၊ ဝါ-ထိုအမည်ရှိသော
သူ၏အထံ၌သော်လည်း၊ သုတော-၍၊ ဝါ-သော်၊ အမ္ပသံ ပုဂ္ဂလာနံ-ထိုအမည်
ရှိသော ကြားရာဖြစ်သော ပုဂ္ဂိုလ်တို့၏၊ ဘေဒါယ-ငှာ၊ ဣမေသံ ပုဂ္ဂလာနံ-
၌ ပုဂ္ဂိုလ်တို့အား၊ အက္ခာတာ-ပြောဆိုတတ်သည်၊ ယမ္ပိ န အဟောသံ- မမူ၊
ဣတိ-သို့၊ ဝါ-၌ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်၊ ဘိန္နာနံ-ကဲ့ပြားကုန်သော ပုဂ္ဂိုလ်
တို့ကို၊ သန္ဓာတာဝါ- စေ့စပ်တော်မူတတ်သည် လည်းကောင်း၊ သဟိတာနံ-
တက္ခဖြစ်ကုန်သောပုဂ္ဂိုလ်တို့အား၊ ဝါ-ညီညွတ်ကုန်သောပုဂ္ဂိုလ်တို့အား၊ အနုပု-
ဒါတာ ဝါ-အဆင့် အားပေးတော်မူတတ်သည် လည်းကောင်း၊ ဟုတော-၍၊
သမဂ္ဂါရာမော- ညီညွတ်သော ပုဂ္ဂိုလ်ဟူသော မွေ့လျော်ရာ ရှိတော်မူသည်၊
သမဂ္ဂရတော- ညီညွတ်သော ပုဂ္ဂိုလ်တို့၌ မွေ့လျော်တော်မူသည်၊ သမဂ္ဂနန္ဒိ-
ညီညွတ်သောပုဂ္ဂိုလ်တို့ကို တွေ့ခဲ့ရ၊ မြင်ခဲ့ရသည်ရှိသော် နှစ်သက်တော်မူတတ်
သည်၊ ဟုတော-၍၊ သမဂ္ဂ ကရဏံ-တက္ခ ဖြစ်သည်၏အဖြစ်ကို ပြုတတ်သော၊
ဝါစံ-စကားကို၊ ဘာသိတာ-ပြောဆိုတော်မူတတ်သည်၊ ယမ္ပိ အဟောသံ-မူပြီ၊
သောတထာဂတော-သည်၊ တဿကမ္ပဿ-ထို အပိသုဏဝါစာ ကထနကံ၏၊ ဝါ-
ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိသတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-
ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိံ-သော၊
သဂ္ဂံ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏။ ။ ပ ။ သော တထာဂတော-သည်၊
တတော လောကတော-မှ၊ စုတော-သည်၊ ဟုတော-၍၊ ဣတ္ထတ္တံ-သို့၊ အာဂတော-
သည်၊ သမာနော-သော်၊ စတ္တာလိသ ဒန္တော စ-လေးဆယ်သောသွား ရှိသည်
လည်းကောင်း၊ အဝိရဋ္ဌ ဒန္တော စ - မကျသော သွားရှိသည် လည်းကောင်း၊
ဟောတိ-၏၊ ဣတိ-သို့၊ ဒွေ-ကုန်သော၊ ဣမာနိ မဟာပုရိသလ ဣဏာနိ-တို့ကို၊

ပဋိလဘတိ-မုဏိ၊ တေဟိ လက္ခဏေဟိ - စတ္တာလီသဒန္တတာ၊ အဝိရဠဒန္တတာ ဟူသော ထို့ မဟာပုရိသလက္ခဏာတို့နှင့်၊ သမန္နာဂတော-သော၊ သော တထာ ဂတော-သည်၊ အဂါရိ-၌၊ သစေ အဇ္ဈာဝသတိ-အံ၊ ဧဝံ အဇ္ဈာဝသဓန္တ- သော်၊ က္ကေဝတ္တိ-သော၊ ။ပ။ သတ္တရတနသမန္နာဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-၏၊ ။ ပ ။ ရာဇာ-သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ အဘောဇ္ဇပရိသော-တစ်ပါးသော ပုဂ္ဂိုလ်တို့သည် မဖျက်ဆီး အပ်နိုင်သော ပရိသတ်ရှိသည်၊ ဟောတိ-၏၊ အဿရညော-၏၊ ပရိသာ-ပရိသတ် တို့သည်၊ ဝါ-တို့ကို၊ နေဂမဇာနပဒါ-ကုန်သော၊ ဗြာဟ္မဏဂဟပတိကာ-တို့ သည် လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ ဂဏကမဗာမတ္တာ-တို့သည် လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ အနိကဋ္ဌာ-တို့သည် လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ ဒေါဝါရိကာ-တို့သည် လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ အမစ္စာ-တို့သည် လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ ပါရိသဇ္ဇာ-တို့သည် လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ ရာဇာနော- တို့သည် လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ ဘောဂိယာ-တို့သည် လည်း ကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ ကုမာရာ-တို့သည် လည်းကောင်း၊ ဝါ- တို့ကို လည်းကောင်း၊ အဘောဇ္ဇာ-မဖျက်ဆီးအပ်နိုင်ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ရာဇာ-သည်၊ သမာနော-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ။ ပ ။ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ အဘောဇ္ဇ ပရိသော-သည်၊ ဟောတိ-၏၊ အဿ ဗုဒ္ဓဿ-၏၊ ပရိသာ-တို့သည်၊ ဝါ- တို့ကို၊ ဘိက္ခု-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဘိက္ခုနိဇယာ- တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဥပါသကာ-တို့သည်လည်း ကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ ဥပါသိကာယော-တို့သည်လည်းကောင်း၊ ဝါ-တို့ကို လည်း ကောင်း၊ ဒေဝါ-တို့သည် လည်း ကောင်း၊ ဝါ-တို့ကိုလည်း ကောင်း၊ မနုဿာ-တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ အသုဇ္ဇာ- တို့သည်လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊ နာဂါ-တို့သည်လည်းကောင်း၊ ဝါ-တို့ကို လည်းကောင်း၊ ဂန္ဓဗ္ဗာ-တို့သည် လည်းကောင်း၊ ဝါ-တို့ကိုလည်း ကောင်း၊ အဘောဇ္ဇာ-အပ်နိုင်ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဗုဒ္ဓေါ-သည်၊ သမာ- နော-သော်၊ ဣဒံ အာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထိ- စတ္တာလီသ ဒန္တတာ၊ အဝိရဠဒန္တတာ-ဟူသော မဟာပုရိသလက္ခဏာကို ရခြင်း၏ အကြောင်း ဖြစ်သော ကမ္မ၊ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ ဟူသော ဤအကြောင်းကို၊ အဝေါစ-မူပြီ။

၂၃၅။ တတ္ထတသ္မိံဝိဘာဂေ-၌၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မ- တာ အာနန္ဒတ္ထရေန-သည်၊ အပရိ-သော၊ တေဂါထာပဒံ-ကို၊ ဝုစ္စတိ-အပ် ၏၊ ကိံ-သို့၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ ဝေဘူတိယံ-အသီးအခြားဖြစ်သည်၏ အဖြစ်၌ ယှဉ်
 သော၊ ဝါ-ကွဲပြားသည်၏ အဖြစ်၌ယှဉ်သော၊ သဟိတဘေဒကာရိ-တကွဖြစ်
 သော ပုဂ္ဂိုလ်တို့၏ ကွဲပြားခြင်းကို ပြုတတ်သော၊ ဘေဒပွဝဗ္ဗနဝိဝါဒကာရိ-
 ကွဲပြားခြင်းကို တိုးပွားစေတတ်သော ငြင်းခုံခြင်းကိုပြုတတ်သော၊ ကလဟပွ-
 ဝဗ္ဗန အကိစ္စကာရိ-ငြင်းခုံခြင်းကို တိုးပွားစေတတ်သော မပြုအပ်၊ မပြုသင့်၊
 မပြုထိုက်သောကိစ္စကို ပြုတတ်သော၊ သဟိတာနံ-တကွဖြစ်ကြကုန်သောပုဂ္ဂိုလ်
 တို့၏၊ ဝါ-ညီညွတ်ကုန်သောပုဂ္ဂိုလ်တို့၏၊ ဘေဒဇနနိ-ကွဲပြားခြင်းကို ဖြစ်စေ
 တတ်သော၊ ဝစနံ-စကားကို၊ နဘဏိ နအဘဏိ-ပြောဆိုတော်မမူ။

အဝိဝါဒဗစ္စနကာရိ-ငြင်းခုံခြင်း၏ဆန့်ကျင်ဘက်ဖြစ်သော ညီညွတ်ခြင်း၏
 ကြီးပွားခြင်းကို ပြုတတ်သော၊ ဘိန္နာနံ-ကွဲပြားကုန်သော ပုဂ္ဂိုလ်တို့၏၊ သန္ဓိ-
 ဇနနိ-စေ့စပ်ခြင်းကို ဖြစ်စေတတ်သော၊ သုဂိရိ-ကောင်းသော စကားကိုသာ၊
 အဘဏိ-ပြောဆိုတော်မူပြီ၊ သမဂီ--ပေါင်းဆုံခြင်းရှိတော်မူသည်၊ ဟုတ္တာ-၍၊
 ဇနဿ-လူအပေါင်း၏၊ ကလဟံ-ငြင်းခုံခြင်းကို၊ ပနဒီ-ပယ်ဖျောက်တော်မူပြီ၊
 သဟိတေဟိ-ညီညွတ်သောပုဂ္ဂိုလ်တို့ဖြင့်၊ နန္ဒတိစ-နှစ်လည်းနှစ်သက်တော်မူ၏၊
 ပမောဒတိစ-အပြားအားဖြင့် ဝမ်းမြောက်လည်း ဝမ်းမြောက်တော်မူ၏။

သော မဟာပုရိသော-သည်၊ သုဂတိသု-နတ်ပြည်တို့၌၊ ဖလဝိပါကံ-အကျိုး
 ဆက်၊ အကျိုးရင်းကို၊ အနုဘဝတိ-ခံစားတော်မူရ၏၊ တတ္ထ တာသု သုဂတိသု-
 တို့၌၊ မောဒတိ-ဝမ်းမြောက်တော်မူရ၏၊ ဣဓ ဣမသ္မိ မနုဿ လောကေ-သို့၊
 အာဂတော-သည်၊ သမာနော-သော်၊ ဒန္တာ-သွားတော်တို့သည်၊ အဝိရဋ္ဌာ-
 မကျဲကုန်သည်၊ သဟိတာ-ညီညွတ်ကုန်သည်၊ ဟောန္တိ-ကုန်၏၊ အဿဗုဒ္ဓဿ-
 ၏၊ စတုရောဒသ-တစ်ဆယ့်လေးလီကုန်သော၊ ဝါ-လေးဆယ်ကုန်သော၊ မုခဇာ-
 ခံတိုင်းတော်၌ဖြစ်ကုန်သော သွားတော်တို့သည်၊ သုသဏ္ဍိတာ-ကောင်းစွာတည်
 ကုန်သည်၊ ဟောန္တိ-ကုန်၏။

☞ အယံကုမာရော-သည်၊ ဘူမိပတိ-မြေကိုအစိုးရသော၊ ခတ္တိယော-မင်းသည်၊
 ယဒိဘဝတိ-အံ့၊ ဧဝံသတိ-သော်၊ အဿရညော-၏၊ ပရိသာ-ပရိသတ်သည်၊
 ဝါ-ကို၊ အဝိဘေဒိယာ-တစ်ပါးသောသူသည်မဗျက်ဆီး အပ်နိုင်သည်၊ ဘဝတိ-
 လတ္တံ့၊ စ-သို့မဟုတ်၊ ဝိရဇော-ကိလေသာတည်းဟူသော မြို့မွေးမှကင်းသော၊
 ဝိမလော-ကိလေသာတည်းဟူသော အညစ်အကြေးမှကင်းသော၊ ဝါ-ကင်းပြီး
 သော ကိလေသာ တည်းဟူသော အညစ်အကြေးရှိသော၊ သမဏော-ရဟန်း
 သည်၊ ဟောတိ-ဖြစ်အံ့၊ ဧဝံသတိ-သော်၊ အဿ သမဏဿ-၏၊ ပရိသာ-သည်၊
 အနုဂတာ-မိမိနေောက်သို့ အစဉ်လိုက်သည်၊ အစလာ-မတုန်လှုပ်သည်၊ ဟောတိ-
 ဖြစ်၏၊ ဝါ-ဖြစ်လတ္တံ့၊ ဣတိ-သို့၊ ဗျာကံသု-ကုန်ပြီ၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

ပဟူတဇိဝှာ-ဗြဟ္မဿရလက္ခဏာနိ (၂၀-၂၉)

၂၃၆။ ဘိက္ခုဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိံ-၌
လည်းကောင်း၊ ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌လည်းကောင်း၊
ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-လုံးလည်း
ကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ ဖရသံ-မိမိ၊ သူ
တစ်ပါး နှစ်ဦးသားကို လှူသွားကဲ့သို့ ကြမ်းတမ်းစေတတ်သော၊ ဝါစံ-စကား
ကို၊ ပဟာယ-၍၊ ဖရသာယ-သော၊ ဝါစာယ-မှ၊ ပဋိဝိရတော-သည်၊ ယမ္ပိ-
အဟောသိ-ပြီး၊ နေလာ-အပြစ်မရှိသော၊ ကဏ္ဍသုခါ-ကြားနာသော သူတို့၏
နား၌ ချမ်းသာစေတတ်သော၊ ပေမနိယာ - ချစ်ခြင်းကို ဖြစ်စေတတ်သော၊
ဟဒယင်္ဂမာ-စိတ်နှလုံးသို့ရောက်သော၊ ပေါရိ-ဂုဏ်တို့နှင့်ပြည့်စုံသည်၏ အဖြစ်၌
ဖြစ်သော၊ ဝါ-မြို့ကြီးသူတို့၏ဥစ္စာဖြစ်သော၊ ဝါ-မြို့ကြီးသူကဲ့သို့ သိမ်မွေ့ သော၊
ဗဟုဇနကန္တာ-များစွာသော လူအပေါင်းသည် နှစ်သက်အပ်သော၊ ဗဟုဇန-
မနာပါ-များစွာသော လူအပေါင်းသည် စိတ်ဖြင့်ရောက်အပ်သော၊ ဝါ-များ
စွာသော လူအပေါင်း၏ စိတ်ကိုပွားစေတတ်သော၊ ယာ သာဝါစာ-အကြင်
စကားသည်၊ အတ္ထိ-၏၊ တထာဂတံ - ထိုသို့သတောရှိသော၊ ဝါစံ-ကို၊ ဘာသိတာ-
ပြောဆိုတတ်သည်၊ ယမ္ပိအဟောသိ-ပြီး၊ သော တထာဂတော-သည်၊ တထာ-
ကမ္မဿ-ထို အဖရုသာဝါဒိတာကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ-
ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘေဒါ-
သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိံ-သော၊ သဂ္ဂံ-သော၊ လောကံ-၌၊ ဥပ-
ပဇ္ဇတိ- ၏။ ပ ။ သော တထာဂတော-သည်၊ တတော လောကတော-မှ၊
စုတော-သည်၊ ဟုတ္တာ-၍၊ ဣတ္ထိတ္ထိ-သို့၊ အာဂတော-သည်၊ သမာနော-သော်၊
ပဟူတဇိဝှာ-စ-နူးညံ့ရှည်လျားကျယ်ပြန့်သောအားဖြင့် များသောဂုဏ်အပြား
ရှိသည်ဖြစ်၍ဖြစ်သော လျှာရှိသည် လည်းကောင်း၊ ဗြဟ္မဿရော-မြတ်သော
အသံရှိသည်၊ ဝါ-ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိသည်၊ ဟုတ္တာ-၍၊
ကရဝိကတာဏိစ-ကရဝိကံငှက်ပမာ သာယာစွာ ပြောဆိုလေ့ရှိသည် လည်း
ကောင်း၊ ဟောတိ-၏၊ ဣတိ-သို့၊ ဒွေ-ကုန်သော၊ ဣမာနိ မဟာပုရိ သလက္ခဏာနိ-
တို့ကို၊ ပဋိလဘတိ-မူ၏၊ တေဟိလက္ခဏေဟိ-ပဟူတဇိဝှာတာ ဗြဟ္မဿရတာ
ဟူသော ထိုလက္ခဏာတို့နှင့်၊ သမန္နာဂတော-သော၊ သော တထာဂတော-
သည်၊ အဂါရံ-၌၊ သစေအဇ္ဈာဝသတိ-အံ၊ ဝေအဇ္ဈာဝသန္တေ-သော်၊ စက္ကဝတိ-
သော။ ပ။ သတ္ထမုတနသမန္နာဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-၏။ ပ။
ရာဇာ-သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊
အာဒေယျဝါစော-ယူအပ် ယူသင့် ယူထိုက်သောစကားရှိသည်၊ ဝါ-ယုံကြည်
အပ် ယုံကြည်သင့် ယုံကြည်ထိုက်သော စကားရှိသည်၊ ဟောတိ-၏။

အာသရညော-၏၊ ဝစနံ-ကို၊ နေဂမဇာနပဒါ-ကုန်ဆော၊ ပြာဟ္မဏ်ဂဟပတိကာ-
 တို့သည်လည်းကောင်း၊ ဂဏကမဟာမတ္တာ-တို့သည်လည်းကောင်း၊ အနိကဋ္ဌာ-
 တို့သည်လည်းကောင်း၊ ဒေါဝါရိကာ-တို့သည်လည်းကောင်း၊ အမစ္စာ-တို့သည်
 လည်းကောင်း၊ ပါရိသဇ္ဇာ-တို့သည်လည်းကောင်း၊ ရာဇာနော-တို့သည်
 လည်းကောင်း၊ ဆောဂိယာ-တို့သည်လည်းကောင်း၊ ကုမာရာ-တို့သည် လည်း
 ကောင်း၊ အာဒိယန္တိ-ယုကြကုန်၏၊ ဝါ-ယံကြည်ကြကုန်၏၊ ရာဇာ-သည်၊
 သမာနော-သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏။ ပ။ ဗုဒ္ဓေါ-သည်၊
 သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ အာဒေယျဝါစော-
 သည်၊ ဟောတိ-၏၊ အဿဗုဒ္ဓဿ-၏၊ ဝစနံ-ကို၊ တိက္ခူ-တို့သည်လည်းကောင်း၊
 တိက္ခုနိယော-တို့သည်လည်းကောင်း၊ ဥပါသကာ - တို့သည်လည်းကောင်း၊
 ဥပါသိကာယော - တို့သည်လည်းကောင်း၊ ဒေဝါ - တို့သည်လည်းကောင်း၊
 မနုဿာ-တို့သည်လည်းကောင်း၊ အသုရာ-တို့သည်လည်းကောင်း၊ နာဂါ-
 တို့သည်လည်းကောင်း၊ ဂန္ဓဗျာ-တို့သည်လည်းကောင်း၊ အာဒိယန္တိ-ကုန်၏၊
 ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-
 သည်၊ ဧတမတ္ထံ-ပဟူတဇိဝုတာ ပြဟ္မဿရတာ ဟူသော လက္ခဏာကိုရခြင်း၏
 အကြောင်းဖြစ်သော ကမ္မ ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ ဟူသော
 ဤအကြောင်းကို၊ အဝေါစ-မူပြီ။

၂၃၇။ တစ္ဆတသ္မိဝိဘာဂေ-၌၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မု-
 တာ အာနန္ဒတ္ထေရေန-သည်၊ အပရံ-သော၊ တေဂါယာပဒံ-ကို၊ ဝုစ္စတိ-အပ်၏၊
 ကိံ-သို့၊ ဝုစ္စတိ-နည်း။

သောမဟာပုရိသော-သည်၊ အက္ခောဗဘဏ္ဍနဝိဟေသကာရိံ-ဆဲရေးခြင်း
 ငြင်းခုံခြင်း ညှဉ်းဆဲနှိပ်စက်ခြင်းကို ပြုတတ်ကုန်သော၊ ဥဗ္ဗာဓိကံ-ပြင်းစွာနှိပ်စက်
 တတ်သော၊ ဝါ-ပြင်းစွာနှိပ်စက်ခြင်းကိုပြုတတ်သော၊ ဗဟုဇနပ္ပမဒ္ဒနံ-များ
 စွာသောလူတို့ကို လှမ်းမိုးနှိမ်နင်းတတ်သော၊ * ဗာဠံ-သီးထန် ပြင်းပြသော၊
 ဖရသံ-ကြမ်းတမ်းသော၊ ဂိရံ-အသံကို၊ ဝါ-စကားကို၊ နအဘဏိ-ဆိုတော်
 မမူ။ (တစ်နည်း)* အဗာဠံ-အလွန်သည်ထန်ပြင်းပြသော၊ ဖရသံ-ကြမ်းတမ်း

* မှတ်ချက်။ ။ (၁) ဤကား-အဗာဠံ ဂိရံ သော နဘဏိ ဖရသန္တိ ဧတ္ထ အကာရော
 ပရတော ဘဏိသဒ္ဓေန ယောဇေတဗ္ဗော။ ဗာဠန္တိ ဗလဝံ အတိဖရသံ။
 ဗာဠံ ဂိရံ သော န အဘဏိတိ အယမေတ္ထ အတ္ထော-ဟူသော အဋ္ဌကထာနှင့်အညီ
 ယောဇနာအပ်သောနည်းတည်း။

* မှတ်ချက်။ ။ (၂) ဤကား-အဗာဠန္တိဝါတ္ထေ အ ကာရော ဝုဇိ အတ္ထော ‘အဓေသက္ခာ
 ဓမ္မာ’တိ အာဒိသုပိယ။ တသ္မာ အတိပိယ ဗာဠံ ဖရသံ ဂိရန္တိ ဝေမေတ္ထ
 အတ္ထော ဝေဒိတဗ္ဗော၊ န ဘဏိတိဇေတ္ထ ‘န အဘဏိ နဘဏိ’တိ သရလောပေန
 နိဒ္ဓေသော ဟူသော ဋီကာနှင့်အညီ ယောဇနာအပ်သောနည်းတည်း။

သော၊ ဂိရိ-ကို၊ နဘဏိ နဒဿဏိ-ဆိုတော်မူမူ၊ မေရု-ချိုသာသော၊ သုသံဟိတံ-
ချိုသာသည်၏အဖြစ်နှင့်စပ်သော၊ သခိလံ-နူးညံ့သိမ်မွေ့ ပြေပြစ်သောစကားကို
သာ၊ ဘဏိ-ဆိုတော်မူပြီ။

☸ သော မဟာပုရိသော-သည်၊ မနုသော-စိတ်ဖြင့်၊ ပိယာ-ချစ်အပ်ကုန်သော၊
ဟဒယဂါမိနိယော-နှလုံးသို့ရောက်ကုန်သော၊ ကဏ္ဍသုခါ-နား၌ချမ်းသာစေ
တတ်ကုန်သော၊ ဝါစဒ-စကားတို့ကို၊ ရေယတိ-ဆိုတော်မူတတ်၏၊ ဝါစဒသု-
စိဏ္ဍဗလံ-ကောင်းစွာကျင့်အပ်သော စကား၏အကျိုးကို၊ အနုဘဝိ-ခံစားတော်
မူရပြီ၊ 'သဂ္ဂေသု-နတ်ပြည်တို့၌၊ ပုညဗလံ-ကောင်းမှု၏အကျိုးကို၊ ဝေဒယိတု-
ခံစားတော်မူရပြီ။ (ဝေဒယထ-ဟူ၍လည်း ကာလဝိပလ္လာသအနေဖြင့် ရှိနိုင်
ကြောင်း အဋ္ဌကထာ၊ ဋီကာ-တို့၌ ဖွင့်ဆို၏။)

သော မဟာပုရိသော - သည်၊ သုစရိတဿ - ကောင်းစွာကျင့်အပ်သော၊
ကမ္မဿ-အဖရုလဝါဒိတာကံ၏၊ ဗလံ-အကျိုးကို၊ ဝေဒိတုာ-ခံစားတော်မူပြီး၍၊
ဣဇ္ဈမသ္မိ မနုဿလောကေ-သို့၊ အာဂတော-သည်၊ သမာနော-သော်၊
ဗြဟ္မဿဂုတ္တံ-မြတ်သောအသံရှိသည်၏အဖြစ်ကို၊ ဝါ - ဗြဟ္မာမင်း၏အသံနှင့်
တူသော အသံရှိသည်၏အဖြစ်ကို၊ အဇ္ဈဂမာ-ရတော်မူပြီ၊ အဿ မဟာပုရိသဿ-
၏၊ ဝိဝုာ-လျှာသည်၊ ဝိပုလာ-ပြန်ပြောကြီးမားရှည်လျားသည်၊ ပုထုလာ-
ကျယ်ပြန့်သည်၊ ဟောတိ-၏၊ အာဒေယျဝါကျဝစနော-ယူအပ်သော ဝါကျ
စကားရှိသည်၊ ဝါ-ယုံကြည်အပ်သောဝါကျစကားရှိသည်၊ ဘဝတိ-၏။

ယထာ-အကြင်သို့သော အခြင်းအရာအားဖြင့်၊ ဘဏိတုံ- ပြောဆိုခြင်း
ငှာ၊ မဟာပုရိသော-သည်၊ ဣစ္ဆတိ-အလိုရှိတော်မူ၏၊ တထာ-ထိုထိုသို့သော
အခြင်းအရာအားဖြင့်၊ ဘဏတော-ပြောဆိုသော၊ ဂိဟိနောပိ-လူဖြစ်၍ဖြစ်သော
ဟောကျ်ားမြတ်၏လည်း၊ ဝစနံ-ကို၊ ဇနတာ-လူအပေါင်းတို့သည်၊ အာဒိယန္တိ-
ယူကြကုန်၏၊ ဝါ-ယုံကြည်ကြကုန်၏။ (ရှေ့လှမ်းစပ်သည်။) အထ-သို့မဟုတ်၊
သောမနုဇော-ထိုယောကျ်ားမြတ်သည်၊ စေ ပဗ္ဗဇတိ-အကယ်၍ရှင်ရဟန်းအဖြစ်
သို့ ကပ်ရောက်တော်မူခဲ့အံ့၊ ဧဝံပဗ္ဗဇန္တေ-သော်၊ ဗဟုနော-များစွာသော
လူအပေါင်းအား၊ ဗဟု-များစွာ၊ သုဘဏိတံ-ကောင်းစွာပြောဆိုအပ်သော
စကားကို၊ ဘဏတော-ပြောဆိုသော၊ အဿ မနုဿဿ-ထိုယောကျ်ားမြတ်၏၊
ဝစနံ-ကို၊ ဇနတာ-တို့သည်၊ အာဒိယန္တိ-ကုန်၏၊ ဝါ-လိုမ့်လတ္တံ့၊ ဣတိ-သို့၊
ဗျာကံသု-ကုန်ပြီ၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

၂၃၀။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတ်-
၌လည်းကောင်း၊ ဝါ-လုံးလည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌လည်းကောင်း၊

ဝါ-လုံးလည်းကောင်း၊ ပုရိမိ-သော၊ နိကေတံ-၌လည်းကောင်း၊ ဝါ-လုံး
လည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ သမ္ပပ္ပ
လာပံ- သမ္ပပ္ပလာပကံ၊ ဝါ- မိမိသုတစ်ပါး နှစ်ဦးသား၏ စီးပွားချမ်း
သာ အဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော ' အကျိုးမဲ့ အနက်မဲ့စကားကို
ပြောဆိုခြင်းကို၊ ပဟာယ-ပယ်၍၊ သမ္ပပ္ပလာပါ-မှ၊ ပဋိဝိရတော-သည်၊
ကာလဝါဒီ-သည်၊ ဘူတဝါဒီ-သည်၊ အတ္တဝါဒီ-သည်၊ ဓမ္မဝါဒီ-သည်၊
ဝိနယဝါဒီ-သည်၊ ယမ္ပိ အဟောသိ-ပြီ၊ ကာလေန - သင့်တင့်လျောက်ပတ်
ကောင်းမြတ်သောအခါ၌၊ နိဗ္ဗာနဝတိ-သို့မှီးသိမ်းသည်၊ မနောဒွါရတည်း
ဟူသော ပူတာတံတင်းရှိသော၊ သာပဒေသံ-ညွှန်ပြအပ်သော အကြောင်းဥပမာ
နှင့်တကွဖြစ်သော၊ ပရိယန္တဝတိ-အပိုင်းအခြားရှိသော၊ အတ္တသဉ္စိတံ-အကျိုး
စီးပွားနှင့်စပ်ယှဉ်သော၊ ဝါစံ-စကားကိုသာ၊ ဘာသိတာ-ပြောဆိုတတ်သည်၊
ယမ္ပိအဟောသိ-ပြီ၊ သော တထာဂတော-သည်၊ တဿ ကမ္မဿ-ထိုသမ္ပပ္ပလာပ
ကထာ အကထနကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပမိတ္တာ-ကြောင့်၊
ဥဿန္တတ္တာ-ကြောင့်၊ ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ ဘောဒါ-သော၊
မရဏာ-မှ၊ မရိ-၌၊ သုဂတိ-သော၊ သဂ္ဂိ-သော၊ လောကံ-သို့၊ ဥပပဇ္ဇတိ-၏။ ပ။
သော တထာဂတော - သည်၊ တတော လောကတော-မှ၊ စုတော - သည်၊
ဟုတ္တာ-၍၊ ဣတ္ထိတ္တံ-သို့၊ အာဂတော-သည်၊ သမာနော-သော်၊ သိဟဟနု-
ခြသေ့မင်း၏ အောက်မေးနှင့်တူသော မေးရှိသည်၊ ဟောတိ-၏၊ ဣတိဣမံ
မဟာပုရိသလက္ခဏံ-ကို၊ ပဋိလဘတိ-မှု၏၊ စောန လက္ခဏေန-သိဟဟနုတာ
ဟူသော ထိုလက္ခဏာနှင့်၊ သမန္နာဂတော-သော၊ သောမဟာပုရိသော-သည်၊
အဂါရိ-၌၊ သဗေဒဇ္ဈာဝသတိ-အံ၊ ဝေ အဇ္ဈာဝသန္တေ-သော်၊ စက္ကဝတ္တိ-
သော။ ပ။ သတ္တရတနသမန္နာဂတော-သော၊ ရာဇာ-သည်၊ ဟောတိ-၏။ ပ။
ရာဇာ-သည်၊ သမာနော-သော်၊ ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ ကေနစိ-
တစ်စုံတစ်ယောက်သော၊ မနုဿဘူတေန-လူတို့၌ဖြစ်သော၊ ပစ္စတ္တိကေန-ဆန့်
ကျင်ဘက်ကိုအလိုရှိသောထင်ရှားသောရန်သူသည်လည်းကောင်း၊ ပစ္စာမိတ္တေန-
ဆန့်ကျင်ဘက်ရန်သူဖြစ်သော ထင်ရှားသောရန်သူသည် လည်းကောင်း၊ အပ္ပဓံ
သိယော-မဖျက်ဆီးအပ်နိုင်သည်၊ ဟောတိ-၏၊ ရာဇာ-သည်၊ သမာနော-သော်၊
ဣဒိအာနိသံသံ-ကို၊ လဘတိ-၏။ ပ။ ပုဗ္ဗေါ-သည်၊ သမာနော-သော်၊
ကိံ အာနိသံသံ-ကို၊ လဘတိ-နည်း၊ အဗ္ဘန္တရေဟိ-ကိုယ်တိုင်း၌ဖြစ်ကုန်သော၊
ပစ္စတ္တိကေဟိဝါ-တို့သည်သော်လည်းကောင်း၊ ပစ္စာမိတ္တေဟိဝါ-တို့သည်သော်
လည်းကောင်း၊ ဗဒဟိရေဟိ-အပ၌ဖြစ်ကုန်သော၊ ပစ္စတ္တိကေဟိဝါ-တို့သည်သော်
လည်းကောင်း၊ ပစ္စာမိတ္တေဟိဝါ-တို့သည်သော်လည်းကောင်း၊ အပ္ပဓံသိယော-
သည်၊ ဟောတိ-၏၊ ရာဂေနဝါ-သည်သော်လည်းကောင်း၊ ဒေါသေနဝါ-
သည်သော်လည်းကောင်း၊ မောဟေနဝါ-သည်သော်လည်းကောင်း၊ သမဏော

နဝါ-သည့်သော်လည်းကောင်း၊ ဗြာဟ္မဏေနဝါ-သည့်သော်လည်းကောင်း၊
 ဒေဝေနဝါ-သည့်သော်လည်းကောင်း၊ မာဇေနဝါ-သည့်သော်လည်းကောင်း၊
 ဗြဟ္မုနာဝါ-သည့်သော်လည်းကောင်း၊ ဝေလကသ္မိ-ဌါကေနဝါ-သည့်သော်
 လည်းကောင်း၊ အပ္ပဓံသိလောဒ-သည့်၊ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-
 သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထံ-သီဟ
 ဟနုတာ ဟူသော မဟာပုရိသလက္ခဏာကို ရခြင်း၏အကြောင်းဖြစ်သော ကမ္မ
 ကမ္မသရိက္ခက လက္ခဏ လက္ခဏာနိသံသ ဟူသော ဤအကြောင်းကို အဝေါစ-
 မူပျီ။

၂၃၉။ တတ္ထ တသ္မိံ ဝိဘာဂေ-ဌါ၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မာ
 တာ အာနန္ဒတ္ထေရေန-သည်၊ အပရံ-သော၊ တေဂါထာပဒံ-ကို၊ ဝုစ္စတိ-အပ်၏၊
 ကိံ-သို့၊ ဝုစ္စတိ-နည်း။

မဟာပုရိသော-သည်၊ သမ္ပပ္ပလာပံ-မိမိသုတစ်ပါး နှစ်ဦးသား၏ စီးပွား
 ချမ်းသာ အဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော အကျိုးမဲ့အနက်မဲ့စကားကို၊
 နအဘဏိ-ပြောဆိုတော်မူ၊ မုဒ္ဓတံ-အကျိုးမပြီး အချည်းနှီးသော စကားကို၊
 နအဘဏိ-မူ၊ အဝိကိဏ္ဍဝစနဗျပ္ပထောစ-ထိုစကား၏ အနက်ကို သိလိုသော
 ပုဂ္ဂိုလ်၊ သိစေလိုသောပုဂ္ဂိုလ်တို့၏အကြောင်းဖြစ်သော ဖရိုဖရဲ မဖြန့်ကျဲသော
 စကားရှိသော ရှေးဘုရားလောင်းတို့၏ စကားနှင့်တူသော စကားရှိတော်မူ
 သည်လည်း၊ အဟောသိ-မူပျီ၊ အဟိတံအပိစ-အကျိုးစီးပွားနှင့်မစပ်သောစကား
 ကိုလည်း၊ အပနုဒိ-ပယ်ဖျောက်တော်မူပျီ၊ ဟိတံအပိစ-အကျိုးစီးပွားနှင့်စပ်သော
 စကားကိုလည်းကောင်း၊ ဗဟုဇနသုခဉ္စ-များစွာသော လူအပေါင်း၏ချမ်းသာ
 ကိုဆောင်သော စကားကိုလည်းကောင်း၊ အဘဏိ-ပြောဆိုတော်မူပျီ။

တံကမ္မံ-ထိုသမ္ပပ္ပလာပကထာအကထာနက်ကို၊ ကတော-ပြုခဲ့၍၊ ဣတော မနုဿ
 လောကတော-မှ၊ စုတော-သည်၊ သမာနော-သော်၊ ဒိဝံ-နတ်ပြည်၌၊
 ဥပပဇ္ဇိ-ဖြစ်ရမူ၊ သုကတဖလဝိပါကံ-ကောင်းစွာပြုအပ်သော ကံ၏အကျိုးဆက်
 အကျိုးရင်းကို၊ အနုဘောသိ-ခံစားတော်မူရမူ၊ တတောဒိဝတော-ထိုနတ်ပြည်မှ၊
 စဝိယ- ရွှေလျှောတော်မူခဲ့၍၊ ပုန-ဖန်၊ ဣဓ ဣမသ္မိံ မနုဿလောကေ-သို့၊
 အာဂတော-သည်၊ သမာနော-သော်၊ ဒိဒုဂမဝရတရဟန္တိ-နှစ် ခုနှစ်လီသော
 ခြေတို့ဖြင့် သွားလာတတ်သော သားအပေါင်းတို့တွင် အထူးသဖြင့် မြတ်သော
 ခြင်္သေ့မင်း၏ အောက်မေးနှင့်တူသော မေးရှိတော်မူသည်၏ အဖြစ်ကို၊ ဝါ-
 လေးချောင်းသောခြေတို့ဖြင့် သွားလာတတ်သော သားအပေါင်းတို့တွင် အထူး
 သဖြင့် မြတ်သောခြင်္သေ့မင်း၏ အောက်မေးနှင့်တူသော မေးရှိတော်မူသည်၏
 အဖြစ်ကို၊ အလတ္ထ-ရတော်မူပျီ။

မနုဇိန္ဒော-လူတို့ကို အစိုးရသော၊ မနုဇာဓိပတိ-လူတို့၏ အကြီးအကဲ ဖြစ်
 သော၊ မဟာနုဘာဝေ-ကြီးသော အာနုဘောဂ္ဂိသော၊ တိဒိဝပုရဝရသမော-
 တာဝတိံသာနတ်တို့ထက် မြတ်သော သိကြားနှင့်တူသော၊ ဣဇာ-မင်းသည်၊
 သမာနော - သော်၊ သုဒ္ဓပ္ပဓိသိယော - အလွန် ဖျက်ဆီးခြင်းငှာ ခဲယဉ်းသည်၊
 ဟောတိ-၏၊ ဝါ-ဖြစ်လတ္တံ့၊ သုရဝရတရော-နတ်တို့တွင် အမြတ်ဆုံးဖြစ်တော်
 မူသော၊ ဣန္ဒော ဣဝ-သိကြားကဲ့သို့၊ ဝါ-သိကြားနှင့် တူသည်၊ ဘဝတိ-၏၊
 ဝါ-လတ္တံ့။

ဂန္ဓဗ္ဗာသုရယက္ခရက္ခသေဘိ-ဂန္ဓဗ္ဗနုတ်, အသုရာ, ဘိလူး, ရက္ခိသ်တို့လည်လည်း
 နကောင်း၊ သုရေဟိ-နတ်တို့သည် လည်းကောင်း၊ သုပ္ပဓိသိယော-လွယ်လင့်တကူ
 ဖျက်ဆီးအပ်နိုင်သည်၊ နဟိဘဝတိ-မဖြစ်သည်သာ၊ တယာဝိဓော-ထိုသို့ ခြင်္သေ့
 မင်း၏ အောက်မေးနှင့်တူသော မေးရှိသည်၏ အဖြစ်ဟူသော သဘောရှိသော
 မင်းသားသည်၊ ပဗ္ဗဇိဘော-ရဟန်းသည်၊ (ထည့်စပ်) ယဒိ ဘဝတိ-အံ့၊ ဧဝံ
 သတိ-သော်၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဒိသာ စ-တူရူအရပ်၌ လည်းကောင်း၊
 ပဋိဒိသာ စ-အောက်အရပ်၌ လည်းကောင်း၊ ဝိဒိသာ စ-အထောင့်အရပ်၌ လည်း
 ကောင်း၊ တထတ္ထော-ထိုသို့ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် မဖျက်ဆီးအပ်
 နိုင်သည်၏အဖြစ်ဟူသော သဘောရှိသည်၊ ဘဝတိ-လတ္တံ့၊ ဣတိ-သို့၊ ဗျာကံ-
 သု-ကုန်ပြီ၊ ဣတိ-သို့၊ ဝုစ္စတိ-အပ်၏။

သမဒန္တ-သုသက္ကဒါဌာလက္ခဏာနိ (၃၁-၃၂)

၂၄၀။ ဘိက္ခဝေ-တို့၊ တထာဂတော-သည်၊ ပုရိမံ-သော၊ ဇာတိ-၌
 လည်းကောင်း၊ ဝါ-လုံး လည်းကောင်း၊ ပုရိမံ-သော၊ ဘဝံ-၌ လည်းကောင်း၊
 ဝါ-လုံး လည်းကောင်း၊ ပုရိမံ-သော၊ နိဂမတံ-၌ လည်းကောင်း၊ ဝါ-လုံး
 လည်းကောင်း၊ ပုဗ္ဗေ-၌၊ မနုဿဘူတော-သည်၊ သမာနော-သော်၊ မိစ္ဆာဇီဝံ-
 မိစ္ဆာဇီဝကို၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောအားဖြင့် အသက်မွေး
 ခြင်းကို၊ ပဟာယ-ပယ်၍၊ သမ္မာ အာဇီဇေန-သမ္မာအာဇီဝဖြင့်၊ ဝါ-မဖောက်
 မပြန် ဟုတ်မှန်သော အသက်မွေးခြင်းဖြင့်၊ ဝါ-ချီးမွမ်းအပ်သော အသက်မွေး
 ခြင်းဖြင့်၊ ဇီဝိကံ-အသက်မွေးခြင်းကို၊ ယမ္ပိ ကပ္ပေသိ-အကြင်လည်း ပြုတော်
 မူပြီ၊ တုလာကုဋ္ဌ ကံသကုဋ္ဌ မာနကုဋ္ဌ ဥက္ကောဋ္ဌန ဝဉ္ဇန နိကတိ သာစိယောဂ
 ဆေဒနဝံဗေန္ဓနဝိပရာမောသ အာလောပ သဟသာကာရာ-ချိန်ဖြင့် ကောက်ကျစ်
 စဉ်းလဲခြင်း၊ အသပြာဖြင့်ကောက်ကျစ်စဉ်းလဲခြင်း၊ ချင့်အိုးတာကြိုးဖြင့် ကောက်
 ကျစ် စဉ်းလဲခြင်း၊ တံစိုးဖား၍ လိမ်လည် လှည့်လှော်ခြင်း၊ အကြောင်း တူဖြင့်
 ကောက်ကျစ် စဉ်းလဲခြင်းတို့နှင့် ကောက်ကျစ် စဉ်းလဲသော ယှဉ်ခြင်း၊ အင်္ဂါ
 ကြီးငယ်ကို ဖြတ်ခြင်း၊ သတ်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ ဆီးနှင်းစည်းချုပ်ဖြင့် ဖောက်
 ပြန်စွာ လှူဖျက်ဆီးခြင်း၊ ပြင်းစွာ လှူဖျက်ဆီးခြင်း၊ နှိပ်စက်ခြင်း၊ နိုင်ထက်

ကလူ ပြုခြင်းမှ၊ ပဋိဝိရတော-အသီးသီး ကင်းလျက် ရှောင်ကြဉ်သည်။ ယဗ္ဗိ
 အဟောသိ-ပြီ၊ သော တထာဂတော-သည်။ တဿ ကမ္မဿ-ထို သမ္မာအာဇီဝ
 ကံ၏၊ ဝါ-ကို၊ ကဋ္ဌတ္တာ-ကြောင့်၊ ဥပစိတတ္တာ-ကြောင့်၊ ဥဿန္တတ္တာ-ကြောင့်၊
 ဝိပုလတ္တာ-ကြောင့်၊ ကာယဿ-၏၊ တောဒါ-သော၊ မရဏာ-မှ၊ ပရိ-၌၊
 သုဂတိ-သော၊ သဂ္ဂံ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏၊ သော တထာဂတော-
 သည်၊ တတ္ထ တသ္မိံ လောကေ-၌၊ အညေ-ကုန်သော၊ ဒေဝေ-တို့ကို၊ ဒိဗ္ဗေန-
 သော၊ အာယုနာ-ဖြင့် လည်းကောင်း၊ ဒိဗ္ဗေန-သော၊ ဝဏ္ဏေန-ဖြင့် လည်း
 ကောင်း၊ ဒိဗ္ဗေန-သော၊ သုခေန-ဖြင့် လည်းကောင်း၊ ဒိဗ္ဗေန-သော၊ ယသေန-
 ဖြင့် လည်းကောင်း၊ ဒိဗ္ဗေန-သော၊ အာဓိပတေယျေန-ဖြင့် လည်းကောင်း၊
 ဒိဗ္ဗဟိ-ကုန်သော၊ ရူပေဟိ-တို့ဖြင့် လည်းကောင်း၊ ဒိဗ္ဗဟိ-ကုန်သော၊ သဗ္ဗေ
 ဟိ-တို့ဖြင့် လည်းကောင်း၊ ဒိဗ္ဗဟိ-ကုန်သော၊ ဂန္ဓေဟိ-တို့ဖြင့် လည်းကောင်း၊
 ဒိဗ္ဗဟိ-ကုန်သော၊ ရသေဟိ-တို့ဖြင့် လည်းကောင်း၊ ဒိဗ္ဗဟိ-ကုန်သော၊
 ဖောဋ္ဌဗ္ဗေဟိ-တို့ဖြင့် လည်းကောင်း၊ ဣတိ-သို့၊ ဒသဟိ-ကုန်သော၊ ဌာနေဟိ-
 တို့ဖြင့်၊ အဓိဂဏှာတိ-၏၊ သော တထာဂတော-သည်။ တတော လောကုတော-
 မှ၊ စုတော-သည်။ ဟုတှာ-၍၊ ဣတ္ထတ္တံ-သို့၊ အာဂတော-သည်။ သမာနော-
 သော၊ သမဒန္တာ စ-ညီမျှသောသွား ရှိတော်မူသည် လည်းကောင်း၊ သုသက္က-
 ဒါဠာ စ-အလွန်မြဲသောစွယ်တော်ရှိသည် လည်းကောင်း၊ ဟောတိ-၏၊ ဣတိ-
 သို့၊ ဒေ-ကုန်သော၊ ဣမာနိ မဟာပုရိသလက္ခဏာနိ-တို့ကို၊ ပဋိလဘတိ-မူ၏၊
 တေဟိ လက္ခဏေဟိ-သမဒန္တာ, သုသက္ကဒါဠာဟူသော ထိုလက္ခဏာတို့နှင့်၊
 သမန္တာဂတော-သော၊ သော တထာဂတော-သည်။ အဂါရုံ အဓိ-၌၊ သဝေ
 အာဝသတိ-အံ၊ ဧဝံ အာဝသန္တေ-သော၊ စက္ကဝတ္တိ-သော၊ ဓမ္မိကော-သော၊
 ဓမ္မရာဇာ-သော၊ စာတုရန္တော-သော၊ ဝိဇိတာဝိ-သော၊ ဇနပဒတ္တာပရိယပုတ္တော-
 သော၊ သတ္တရတနသမန္တာဂတော-သော၊ ရာဇာ-သည်။ ဟောတိ-၏၊ တဿ
 ရညော-အား၊ သတ္တ-ကုန်သော၊ ဣမာနိ ရတနာနိ-တို့သည်။ ဘဝန္တိ-ကုန်၏၊
 သေယျထိဒံ-တို့နည်း၊ စက္ကရတနံ-လည်းကောင်း၊ ဟတ္ထိရတနံ-လည်းကောင်း၊
 အဿ ရတနံ-လည်းကောင်း၊ မဏိ ရတနံ-လည်းကောင်း၊ ဣတ္ထိ ရတနံ-လည်း
 ကောင်း၊ ဂဟပတိရတနံ-လည်းကောင်း၊ သတ္တမံ-သော၊ ပရိဏာယက ရတန
 မေဝ-သာလျှင် လည်းကောင်း၊ ဣတိ ဣမာနိ-တို့ပင်တည်း၊ ခေါ ပန-သော၊
 အဿ ရညော-အား၊ ပရောသဟဿံ-သော၊ သူရာ-ကုန်သော၊ ဝိရုဂ်ရူပါ-ကုန်
 သော၊ ပရသေနပုမဒ္ဒနာ-ကုန်သော၊ ပုတ္တာ-တို့သည်။ ဘဝန္တိ-ကုန်၏၊ သော
 ရာဇာ-သည်။ သာဂရပရိယန္တံ-သော၊ အဓိလံ-သော၊ အနိမိတ္တံ-သော၊
 အကဏှကံ-သော၊ ဣဒ္ဓံ-သော၊ ဖိတံ-သော၊ ခေမံ-သော၊ သီဝံ-သော၊ ဣမံ-
 ပထဝီ-ကို၊ အဒဏ္ဍေန-ဘဲ၊ အသတ္တေန-ဘဲ၊ ဓမ္မေန-နှင့်၊ သမေန-စွာ၊ အဘိ-
 ဝိဇိယ-၍၊ အဇ္ဈာဝသတိ-၏၊ ရာဇာ-သည်။ သမာနော-သော၊ ကိံ အာနိသံသိ-

ကို၊ လဘတိ-နည်း၊ သုစိပရိဝါရော-စင်ကြယ်သောအခြံအရံရှိသည်၊ ဟောတိ-
၏၊ အဿရုညော-၏၊ ပရိဝါရ-အခြံအရံဖြစ်ကုန်သော၊ နေဂမဇာနပဒါ-ကုန်
သော၊ ပြာဟ္မဏဂဟပတိကာ- တို့သည်လည်းကောင်း၊ ဂဏက မဟာမတ္တာ-
တို့သည်လည်းကောင်း၊ အနိကဋ္ဌာ-တို့သည်လည်းကောင်း၊ ဒေါဝါရိကာ-တို့
သည်လည်းကောင်း၊ အမစ္စာ-တို့သည်လည်းကောင်း၊ ပါရိသဇ္ဇာ-တို့သည်လည်း
ကောင်း၊ ရာဇာနော-တို့သည်လည်းကောင်း၊ ဘောဂိယာ-တို့သည်လည်း
ကောင်း၊ ကုမာရာ-တို့သည်လည်းကောင်း၊ သုစိ-စင်ကြယ်ကုန်သည်၊ ဟောန္တိ-
ကုန်၏၊ ရာဇာ-သည်၊ သမာနော-သော်၊ ဣဒံအာနိသံသံ-ကို၊ လဘတိ-၏၊
ခေါပန-မဟုတ်၊ အဂါရသ္မာ-မှ၊ နိက္ခမ္မ-၍၊ အနဂါရိယံ-သို့၊ သဗေပဗ္ဗတိ-
အံ၊ ဝေပဗ္ဗဇန္တ-သော်၊ လောကေ-၌၊ အရဟံ-သော၊ ဝိဝဇ္ဇန္တဒေါ-သော၊
သမ္မာသမ္ဗုဒ္ဓေါ-သည်၊ ဟောတိ-၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ကိံ-
အာနိသံသံ-ကို၊ လဘတိ-နည်း၊ သုစိပရိဝါရော-သည်၊ ဟောတိ-၏၊ အဿ-
ဗုဒ္ဓဿ-၏၊ ပရိဝါရ-ကုန်သော၊ ဘိက္ခု-တို့သည်လည်းကောင်း၊ ဘိက္ခုနိ-
ယော-တို့သည်လည်းကောင်း၊ ဥပါသကာ-တို့သည်လည်းကောင်း၊ ဥပါသိကာ-
ယော-တို့သည်လည်းကောင်း၊ ဒေဝါ-တို့သည်လည်းကောင်း၊ မနုဿာ-တို့သည်
လည်းကောင်း၊ နာဂါ-တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗာ-တို့သည်လည်းကောင်း၊
သုစိ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဗုဒ္ဓေါ-သည်၊ သမာနော-သော်၊ ဣဒံအာနိသံသံ-
ကို၊ လဘတိ-၏၊ ဘဂဝါ-သည်၊ တေမတ္ထံ-သမဒန္တတာ၊ သုယုက္ခဒါဋ္ဌတာ
ဟူသော မဟာပုရိသလက္ခဏာကို ရခြင်း၏ အကြောင်းဖြစ်သော ကမ္မ ကမ္မ-
သရိက္ခက လက္ခဏ လက္ခဏာနိသံသ ဟူသော ဤအကြောင်းကို၊ အဝေါစ-
မ္ပုပ္ပိ။

၂၄၁။ တတ္ထတသ္မိဝိဘာဂေ-၌၊ ဓမ္မဘဏ္ဍာဂါရိကေန-သော၊ အာယသ္မ-
တာ အာနန္ဒတ္ထေရေန-သည်၊ အပရိ-သော၊ တေဂါယာပဒံ-ကို၊ ဝုစ္စတိ-အပ်
၏၊ ကိံ-သို့၊ ဝုစ္စတိ-နည်း။

သော မဟာပုရိသော-သည်၊ မိစ္ဆာဇီဝံစ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်
သော အသက်မွေးခြင်းကိုလည်း၊ အဝဿဇိ-တဒဂ်ပဟာနံ၊ ဝိက္ခမ္ဘနပဟာနံ၏
အစွမ်းအားဖြင့် စွန့်လွှတ်တော်မူပြီ၊ သုစိနာ-စင်ကြယ်သော၊ ဓမ္မိကေန-တရား
ရှိသော၊ ဝါ-တရား၌ယှဉ်သော၊ ဝါ-တရားအားလျော်သော၊ သမေန-တရား
နှင့် ညီညွတ်သော အကျင့်ဖြင့်၊ ဝုတ္တိံ-အသက်မွေးခြင်းကို၊ ဇနယိတ္ထ-ဖြစ်စေ
တော်မူပြီ၊ အဟိတံအပိစ-အကျိုးစီးပွားနှင့်မစပ်ယှဉ်သော အကျင့်ကိုလည်း၊
အပနုဒိ-ပယ်ဖျောက်တော်မူပြီ၊ ဟိတံအပိစ-အကျိုး စီးပွားနှင့် စပ်ယှဉ်သော
အကျင့်ကိုလည်းကောင်း၊ ဗဟုဇနသုခဉ္စ-များစွာသောလူအပေါင်း၏ ချမ်းသာ
ကို ဆောင်တတ်သော အကျင့်ကိုလည်းကောင်း၊ အစရိ-ကျင့်တော်မူပြီ။

နရော-ယောကျ်ားမြတ်သည်၊ သက္ကေတ-နတ်ပြည်၌၊ သုခပ္ပလာနိ-ချမ်းသာ
 သော အကျိုးတို့ကို၊ ဝေဒယတိ-ခံစားရ၏၊ နိပုဇဏတိ- သိမ်မွေ့ကုန်သော၊
 ဝိဇ္ဇဟိ-ပညာရှိကုန်သော၊ သဗ္ဗိ-သုတော်ကောင်းတို့သည်၊ ဝဏ္ဏိတာနိ-ချီးမွမ်း
 အပ်ကုန်သော၊ ကမ္မာနိ-အမှုတို့ကို၊ ကရိတုာ-ပြုတော်မူ၍၊ တိဒိဝပုရဝရသ-
 မော-တာဝတိံ သာနတ်ပြည်၌တည်သော နတ်တို့ထက်မြတ်တော်မူသည်၊ ရတိ-
 ခိန္နာသမ္ပဂီ-မွေ့လျော်ခြင်း၊ မြူးထူးပျော်ပါး ကစားခြင်းတို့နှင့် ပြည့်စုံသည်၊
 ဟုတုာ-၍၊ အဘိရမတိ-အလွန်မွေ့လျော်တော်မူရ၏။

တတောသဂ္ဂတော-ထိုနတ်ပြည်မှ၊ စဝိတုာန-ရွှေလျှောတော်မူခဲ့၍၊ မာန-
 သင်္က-လှည့်ဖြစ်သော၊ ဘဝိ-ဘဝကို၊ လဒ္ဓါန-ရတော်မူ၍၊ ဝေသကေန-ကြွင်း
 ကျန်သောကံဖြင့်၊ သုကတဖလဝိပါကံ-ကောင်းစွာပြုအပ်သောကံ၏အကျိုးဆက်
 အကျိုးရင်းဖြစ်သော၊ သမိ-ညီညွတ်သော၊ လပနဇံအပိ-ခံတွင်းတော်၌ ဖြစ်
 သော သွားတော်ကိုလည်းကောင်း၊ သုစိသုသုက္ကံအပိ-စင်ကြယ် အလွန် ဖြူစင်
 သော စွယ်တော်ကိုလည်းကောင်း၊ မဋ္ဌိလသံတိ-ရတော်မူ၏၊ ဝါ-ရတော်မူလိမ့်
 လတ္တံ့။

တံ မဟာပုရိသံ- ကို၊ ဝေယျနိကာ- ကုန်သော၊ သမာဂတာ- ကုန်သော၊
 ဗဟဝေါ-ကုန်သော၊ နိပုနသမ္ပတာ-သိမ်မွေ့ သောပညာရှိ၏ဟု သမုတ်အပ်ကုန်
 သော၊ မနုဇာ-လက္ခဏာကို ဖတ်တတ်ကုန်သောလူတို့သည်၊ ဗျာကံသု-နိမိတ်
 ဖတ်ကြကုန်ပြီ၊ ကိံ-သို့၊ ဗျာကံသု-ကုန်သနည်း၊ အယံကုမာရော-သည်၊ သုစိ-
 ဇနပရိဝါရဂဏော-စင်ကြယ်သောအခြံအရံဂိုဏ်း ရှိတော်မူသည်လည်းကောင်း၊
 ဒိဇသမသုက္ကသုစိသောဘနဒန္တာ-နှစ်ကြိမ်ဖြစ်သည်၏ အဖြစ်ကြောင့် ဒိဇမည်
 သော ညီမျှဖြူစင် စင်ကြယ် တင့်တယ်သောသွား ရှိတော်မူသည်လည်းကောင်း၊
 ဘဝတိ-ဖြစ်တော်မူလိမ့်လတ္တံ့။

ကုမာရဘူတဿ-မင်းသားဖြစ်၍ဖြစ်သော၊ ရုညော-အား၊ ဗဟု-များစွာ
 သော၊ ဇနော-လူအပေါင်းဟု ဆိုအပ်သော၊ သုစိပရိဝါရော-စင်ကြယ်သော
 အခြံအရံသည်၊ ဟောတိ-ဖြစ်တော်မူလိမ့်လတ္တံ့၊ ရာဇာ-မင်းသည်၊ သမာနော-
 သော်၊ ဗဟတိံ-ကျယ်စွာသော၊ မဟိံ-မြေအပြင်ကို၊ ဝါ-တမြေထောင်လုံးကို၊
 ဝါ-တမြေထောင်လုံးရှိ လူအပေါင်းကို၊ အနုသာသတော-ဆုံးမတတ်သည်၊
 ဟောတိ-လတ္တံ့၊ အဿရုညော-၏၊ ဝိဇိတေ-တိုင်းနိုင်ငံ၌၊ ပသယု-လှမ်းမိုး၍၊
 ဇနပဒတုဒနံ-စကြဝဠာဖြင့် ပိုင်းခြားအပ်သော ဇနပုဒ်ကို နှိပ်စက်ညှဉ်းဆဲခြင်း
 သည်၊ နုစအတ္ထိ-ရှိလည်းမရှိ၊ တသ္မိံ ဝိဇိတေ-ထိုတိုင်းနိုင်ငံ၌၊ ဗဟုဇနာ-များစွာ
 သောသုတို့သည်၊ သမာနသုဒဒုက္ခာ-တူမျှသောချမ်းသာဆင်းရဲရှိကြကုန်သည်၊
 ဟုတုာ-ကုန်၍၊ (ထည့်စပ်သည်။) ဟိတံအပိစ-အကျိုး စီးပွား နှင့် စပ်သော

အကျင့်ကိုလည်းကောင်း၊ သုခံစ - ချမ်းသာကို ဆောင်တတ်သော အကျင့်ကို လည်းကောင်း၊ စရန္တိ-ကျင့်ကြကုန်လိမ့်လတ္တံ့။ ။

အထ-သို့မဟုတ်၊ အယံကုမာရော-သည်၊ စေပဗ္ဗဇတိ-အကယ်၍ ရှင်ရဟန်း အဖြစ်သို့ ကပ်ရောက်တော်မူခဲ့အံ့၊ ဧဝံ ပဗ္ဗဇန္တေ-သော်၊ ဝိပါပေါ-ကင်းပြီး သော မကောင်းမှုရှိတော်မူသော၊ သမိတရဇော-ငြိမ်းအေးစေအပ်ပြီးသော ကိလေသာတည်းဟူသော မြှူရှိတော်မူသော၊ ဝိဝဇ္ဇစ္ဆဒေါ-ဖောက်ဖျက်အပ် ပြီးသော ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ကိလေသာ၊ တဏှာ ဟူသော ခုနစ်ပါးသော အမှီးရှိတော်မူသော၊ ဝါ-ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ကိလေသာ၊ တဏှာ ဟူသော ခုနစ်ပါးသောအမှီးကို ဖောက်ဖျက်တော်မူပြီး သော၊ ဝိဝဇ္ဇဒရထကိလမထော-ကင်းပြီးသော ကိုယ်၌ဖြစ်သော ပုပန်ခြင်း ပင်ပန်းခြင်းရှိတော်မူသော၊ သမဏော-ရဟန်းတော်သည်၊ ဘဝတိ-ဖြစ်တော် မူ၏၊ ဝါ-ဖြစ်တော်မူလိမ့်လတ္တံ့၊ ဟုတုာ-ဖြစ်တော်မူပြီး၍။ (ထည့်စပ်) ဣမိလောကံအပိစ-ပစ္စုပ္ပန်လောကကိုလည်းကောင်း၊ မရံလောကံအပိစ-တမလူန် လောကကိုလည်းကောင်း၊ ပဿတိ-ရှုမြင်တော်မူနိုင်၏၊ ဝါ-ရှုမြင်တော်မူနိုင် လိမ့်လတ္တံ့။ ။

တဿသမဏဿ-ထိုရဟန်းတော်၏၊ ဩဝါဒကရာ-အဆုံးအမကိုလိုက်နာ ကြကုန်သော၊ ဗဟု-များစွာကုန်သော၊ ဂိဟိစ-လူတို့သည်လည်းကောင်း၊ ပဗ္ဗဇိတစ-ရှင်ရဟန်းတို့သည်လည်းကောင်း၊ အသုစိဂရဟိတံ၊ မစင်ကြယ်သည် ဖြစ်၍ ကဲ့ရဲ့အပ်သော၊ ပါပံ-မကောင်းမှုကို၊ စုနန္တိ-ခါထွက်ဖျက်ဆီးကြကုန် လိမ့်လတ္တံ့၊ ဟိ-သည်သာမကသေး၊ သ သော သမဏော-သည်၊ ဝါ-ကို၊ မလခိလကလိကိလေသေ-ရာဂ၊ ဒေါသ၊ မောဟ တည်းဟူသော အညစ်အကြေး၊ ရာဂ၊ ဒေါသ၊ မောဟ တည်းဟူသောငြောင့်၊ ဒေါသတည်းဟူသော အယုတ် တရား၊ အဆုံးစုံသော ကိလေသာတို့ကို၊*ပနုဒေဟိ-ပယ်နှုတ်ကြကုန်သည်ဖြစ်၍၊ သုစိတိ-စင်ကြယ်သောအခြံအရံတို့သည်၊ ပရိဝုတော-ခြံရံအပ်သည်၊ ဘဝတိ- ဖြစ်၏၊ ဝါ-ဖြစ်လိမ့်လတ္တံ့၊ ဣတိ-သို့၊ ဗျာကံသု-ကုန်ပြီ၊ ဣတိ-သို့၊ ဝုစ္စတိ- အပ်၏၊ ဘဂဝါ-သည်၊ ဣဒံသုတ္တံ-ဤလက္ခဏသုတ်ကို၊ အဝေါစ-မိန့်တော်မူပြီ၊ တေတိက္ခူ-ထိုဓမ္မပုဂ္ဂိုလ်ဟကရဟန်းတို့သည်၊ အတ္တမနာ-မိမိစိတ်ရှိကြကုန်သည်။

* မှတ်ချက်။ ။ ဤဝါထာ နောက်ဆုံးပဒဝယ် ပနုဒေဟိ ဟူသောပုဒ်၌ ပနုဒေဟိ ဟူ၍ လည်းကောင်း၊ ပနုဒေဟိ ဟူ၍လည်းကောင်း ပါဠိနှစ်ထွေရှိရာ ပနုဒေဟိ ဟူသောပါဠိသာ ပနုဒေဟိတိသမုတ္တိန္ဒဝသေန သသန္တာနတော နိဟာရကေဟိ ပဗောနကေဟိတိအတ္ထော ဟူသော ဝိကာနှင့် ညီ၏။ နေရင်း နိဿယဟောင်း၌ကား ပနုဒေဟိ-ပယ်၏ ဟု ယောဇနာ၏။

ဝါ-ပီတိသောမနဿ တို့သည် ယူအပ်သောစိတ်ရှိကြကုန်သည်။ ဝါ-နှစ်သက်
ဝမ်းမြောက်ကြကုန်သည်။ ဟုတော-ဖြစ်ကုန်၍၊ ဘဂဝတော-၏။ ဝါ-သည်။
ဘာသိတံ - ဟောတော်မူအပ်သောလက္ခဏာသုတ်ကို၊ အဘိနန္ဒု - ဝမ်းမြောက်
နှစ်သက် ရှင်အားတက်လျက် လက်ခံသိမ်းပိုက်ကြကုန်ပြီ။ ဣတိဝေ-အားဖြင့်၊
သုတံ-အပ်ပါပြီ။ ဣတိ-သို့၊ ဝိသဇ္ဇေသိ-ပြီ။ ဣတိ-ဤကား လက္ခဏာသုတ်
အပြီးတည်း။

သတ္တမံ-သော၊ လက္ခဏာသုတ္တံ-သည်၊ နိဗ္ဗိတံ-ပြီ။



ဂ-သိင်္ဂါလိသုတ္တ

၂၄၂

၂၄၂။ ။ပ။ ဘဂဝါ-သည်၊ ရာဇဂဟေ-၌၊ ကလန္ဒကနိဝါပေ-ရှဉ့်နက်
 တို့အား အစာပေး၍ မွေးမြူရာဖြစ်သော၊ ဝေဠုဝနေ-ဝေဠုဝန်ကျောင်း
 တော်၌၊ ဝိဟရတိ-မူ၏၊ ယေနသမယေန-၌၊ ဘဂဝါ-သည်၊ ရာဇဂဟေ-၌၊
 ကလန္ဒကနိဝါပေ-သော၊ ဝေဠုဝနေ-၌၊ ဝိဟရတိ-မူ၏။ (အနိယတ်ထည့်စပ်)
 တေန ခေါပနသမယေန-မြတ်စွာဘုရား၏ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း
 တော်ဝယ် နေတော်မူရာ ထိုအခါ၌၊ သိင်္ဂါလကော-သိင်္ဂါလကအမည်ရှိသော၊
 ဂဟပတိပုတ္တော-အိမ်ရှင်သူကြွယ်၏သားသည်၊ ကလသောပ-စောစောက်သာ
 လျှင်၊ ဥဋ္ဌာယ-ထ၍၊ ရာဇဂဟာ-မှ၊ နိက္ခမိတော-၍၊ အလ္လဝတ္ထော-စိုစွတ်သော
 အဝတ်ရှိသည်၊ အလ္လကေသော-စိုစွတ်သောဆံရှိသည်၊ ဟုတော-၍၊ ပဉ္စလိကော-
 လက်အုပ်ချီလျက်၊ ပုထု-အသီးအသီးဖြစ်ကုန်သော၊ ဝါ-များစွာကုန်သော၊
 ဒိသံ-အရပ်မျက်နှာတို့ကို၊ နမဿတိ-ရှိခိုး၏၊ ပုရတ္ထိမံ-အရှေ့ဖြစ်သော၊ ဒိသံ-
 အရပ်မျက်နှာကိုလည်း၊ ကောင်း၊ ဒက္ခိဏံ-တောင်ဖြစ်သော၊ ဒိသံ-ကိုလည်း
 ကောင်း၊ ပစ္ဆိမံ-အနောက်ဖြစ်သော၊ ဒိသံ-ကိုလည်းကောင်း၊ ဥတ္တရံ-မြောက်
 ဖြစ်သော၊ ဒိသံ-ကိုလည်းကောင်း၊ ဟေဋ္ဌိမံ-အောက်ဖြစ်သော၊ ဒိသံ-ကိုလည်း
 ကောင်း၊ ဥပရိမံ-အထက်ဖြစ်သော၊ ဒိသံ-အရပ်မျက်နှာကိုလည်းကောင်း၊
 နမဿတိ-၏။ (တစ်နည်း) ပုရတ္ထိမံ-သော၊ ဒိသံ-ကိုလည်းကောင်း၊ ဒက္ခိဏံ-
 သော၊ ဒိသံ-ကိုလည်းကောင်း၊ ပစ္ဆိမံ-သော၊ ဒိသံ-ကိုလည်းကောင်း၊ ဥတ္တရံ-
 သော၊ ဒိသံ-ကိုလည်းကောင်း၊ ဟေဋ္ဌိမံ-သော၊ ဒိသံ-ကိုလည်းကောင်း၊
 ဥပရိမံ-သော၊ ဒိသံ-ကိုလည်းကောင်း၊ ဣတိ-သို့၊ ပုထု-အသီးအသီးဖြစ်ကုန်
 သော၊ ဒိသံ-အရပ်မျက်နှာတို့ကို၊ နမဿတိ-၏။

၂၄၃။ အထတသ္မိံ ကာလေ-သိင်္ဂါလကသေဋ္ဌေးသား၏များစွာကုန်သော
 အရပ်မျက်နှာတို့ကို ရှိခိုးရာထိုအခါ၌၊ ဘဂဝါ-သည်၊ ပုဗ္ဗဏှသမယံ-၌၊ ဝါ-လုံး၊
 နိဝါသေတော-၍၊ ပတ္တစိဝရံ-ကို၊ အာဒါယ-မူ၍၊ ရာဇဂဟံ-သို့၊ ပိဏ္ဏာယ-ဆွမ်း
 အကျိုးငှာ၊ ပါဝိသိ-ဝင်တော်မူပြီ၊ ဝါ-ဝင်ခြင်းငှာကြွသွားတော်မူပြီ၊ ဘဂဝါ-
 သည်၊ ကာလသေဝ-သာလျှင်၊ ဥဋ္ဌာယ-၍၊ ရာဇဂဟာ-မှ၊ နိက္ခမိတော-၍၊
 အလ္လဝတ္ထံ-စိုစွတ်သောအဝတ်ရှိသည်ဖြစ်၍၊ အလ္လကေသံ-စိုစွတ်သောဆံရှိသည်
 ဖြစ်၍၊ ပဉ္စလိကံ-လက်အုပ်ချီလျက်၊ ပုရတ္ထိမံ-သော၊ ဒိသံ-ကိုလည်းကောင်း၊
 ဒက္ခိဏံ-သော၊ ဒိသံ-ကိုလည်းကောင်း၊ ပစ္ဆိမံ-သော၊ ဒိသံ-ကိုလည်းကောင်း၊
 ဥတ္တရံ-သော၊ ဒိသံ-ကိုလည်းကောင်း၊ ဟေဋ္ဌိမံ-သော၊ ဒိသံ-ကိုလည်းကောင်း၊
 ဥပရိမံ-သော၊ ဒိသံ-ကိုလည်းကောင်း၊ ဣတိ-သို့၊ ပုထု-ကုန်သော၊ ဒိသံ-တို့ကို၊
 နမဿန္တံ-ရှိခိုးသော၊ ဂဟပတိပုတ္တံ-သော၊ သိင်္ဂါလကံ-ကို၊ အဒ္ဓသ-မြင်တော်

မူပိ။ (တစ်နည်း) အဒ္ဓသခေါ-မြင်တော်မူရသည်သာ၊ ကာလဿေဝ-သာလျှင်၊ ဝုဠာယ-၍၊ ဣဇဂဟာ-မှ၊ နိက္ခမိတော-၍၊ အလ္လဝတ္ထိ-၍၊ အလ္လကေသံ-၍၊ ပဉ္စလိကံ-လျက်၊ ပုရတ္ထိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဒက္ခိဏံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ပစ္စိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဥတ္တရံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဟေဋ္ဌိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဥပရိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဣတိ-သို့၊ ပုထု-ကုန်သော၊ ဒိသာ-တို့ကို၊ နမဿန္တံ-သော၊ ဂဟပတိပုတ္တံ-သော၊ သိင်္ဂါလကံ-ကို၊ (ဝါကျဆက်၍ လိုက်စပ်သည်။) ဒိသော-မြင်တော်မူ၍၊ သိင်္ဂါလကံ-သော၊ ဂဟပတိပုတ္တံ-ကို၊ ဧတံ ဝစနံ-ကို၊ အဝေါစ-မူပိ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဂဟပတိပုတ္တံ-အိမ်ရှင် သူကြွယ်သား၊ ကိံ-အဘယံကြောင့်၊ တံ-သည်၊ ကာလဿေဝ-သာလျှင်၊ ဝုဠာယ-၍၊ ဣဇဂဟာ-မှ၊ နိက္ခမိတော-၍၊ အလ္လဝတ္ထော-သည်၊ အလ္လကေသော-သည်၊ ဟုတော-၍၊ ပဉ္စလိကော-လျက်၊ ပုထု-ကုန်သော၊ ဒိသာ-တို့ကို၊ နမဿသိ-နု ခေါ-ရှိခိုးရသတဲနည်း၊ ပုရတ္ထိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဒက္ခိဏံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ပစ္စိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဥတ္တရံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဟေဋ္ဌိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဥပရိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ နမဿသိ နုခေါ-နည်း၊ ဣတိ-သို့၊ အဝေါစ-မူပိ၊ ဧဝံ-သို့၊ ဝုတ္တေ-မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော်၊ သိင်္ဂါလကော-သော၊ ဂဟပတိပုတ္တော-သည်၊ ဘဂဝန္တံ-ကို၊ ဧတံ ဝစနံ-ကို၊ အဝေါစ-လျှောက်ပြီ၊ ကိံ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-မြတ်စွာဘုရား၊ မေ-အကျွန်ုပ်၏၊ ပိတာ-အဘသည်၊ ကာလံ ကရောန္တော-သေခါနီးသည် ရှိသော်၊ မံ-ကို၊ ဧဝံ-ဤသို့၊ အဝစ-မှာယားပြောဆိုခဲ့ပါပြီ၊ ကိံ-သို့၊ အဝစ-နည်း၊ တာတ-ချစ်သား၊ တံ-သည်၊ မမ-ငါ၏၊ အစုယေန-သေလွန်ရာအခါ၌၊ (ထည့်သည်) ဒိသာ-အရပ်မျက်နှာတို့ကို၊ နမဿယျာသိ-ရှိခိုးရစ်လေလော့၊ ဣတိ ဧဝံ-သို့၊ အဝစ-ပါပြီ၊ ဘန္တေ-ဘုရား၊ သော အဟံ-ထို အကျွန်ုပ်သည်၊ ပိတု-အဘ၏၊ ဝစနံ-စကားကို၊ သက္ကရောန္တော-ကောင်းစွာ ပြုလိုသည်၏ အဖြစ်ကြောင့်၊ ဝါ-အရိုအသေ ပြုလိုသည်၏အဖြစ်ကြောင့်၊ ဂရံ ကရောန္တော-အလေးပြုလိုသည်၏ အဖြစ်ကြောင့်၊ မာနေန္တော-မြတ်နိုးလိုသည်၏ အဖြစ်ကြောင့်၊ ပူဇေန္တော-ပူဇော်လိုသည်၏အဖြစ်ကြောင့်၊ ကာလဿေဝ-ကာလလျှင်၊ ဝုဠာယ-၍၊ ဣဇဂဟာ-မှ၊ နိက္ခမိတော-၍၊ အလ္လဝတ္ထော-သည်၊ အလ္လကေသော-သည်၊ ဟုတော-၍၊ ပဉ္စလိကော-လျက်၊ ပုထု-ကုန်သော၊ ဒိသာ-တို့ကို၊ နမဿာမိ-ရပါ၏၊ ပုရတ္ထိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဒက္ခိဏံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ပစ္စိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဥတ္တရံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဟေဋ္ဌိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ ဥပရိမံ-သော၊ ဒိသံ-ကို လည်းကောင်း၊ နမဿာမိ-ရပါ၏၊ ဣတိ-သို့၊ အဝေါစ-လျှောက်ပြီ။

ဆဒိသာ

၂၄၄။ ဝေ-သို့၊ ဝုတ္တေ-သော၊ ဘဂဝါ-သည်၊ သိင်္ဂါလကံ-သော၊
 ဂဟပတိပုတ္တံ-ကို၊ တေ ဝစနံ-ကို၊ အဝေါစ-မုပ္ပါ၊ ကိ-သို့၊ အဝေါ စ-နည်း၊
 ဂဟပတိပုတ္တံ-သား၊ တံ-သည်၊ ပုထု-အသီးအသီး ကုန်သော၊ ဝါ-များစွာ
 ကုန်သော၊ ဒိသာ-အရပ်မျက်နှာတို့ကို၊ နမဿသိ ယထာ-ရှိခိုးသကဲ့သို့၊ (တည့်
 စပ်သည်။) ဝေ-ဤအတူ၊ အရိယဿ-ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်း
 ဝေး စင်ကြယ်တော်မူသော ဝါဘုရား၏၊ ဝိနယေ-ဆုံးမရာဖြစ်သော သာသနာ
 တော်၌၊ ဆ-ခြောက်ပါးကုန်သော၊ ဒိသာ-တို့ကို၊ နခေါ နမဿိတဗ္ဗာ-ရှိမခိုး
 အပ်၊ ရှိမခိုးသင့်၊ ရှိမခိုးထိုက်ကုန်သည်သာ၊ ဣတိ-သို့၊ အဝေါ စ-မြတ်စွာ
 ဘုရားက မိန့်တော်မူပြီ၊ ဘန္တေ-ဘုရား၊ ယထာ ကထံ ပန-အဘယ်သို့သာလျှင်၊
 ဝါ-အဘယ်ပုံသာလျှင်၊ ဝါ-အဘယ်သို့သော အပြားအားဖြင့်သာလျှင်၊ အရိ-
 ယဿ-ကိလေသာ မြို့မှူး ညစ် အကြေးမှ ကင်းဝေး စင်ကြယ်တော်မူသော
 မြတ်စွာဘုရား၏၊ ဝိနယေ-၌၊ ဆ-ကုန်သော၊ ဒိသာ-တို့ကို၊ နမဿိတဗ္ဗာ ပန-
 ရှိမခိုးထိုက်ပါကုန် ဆနည်း၊ ဘန္တေ-ဘုရား၊ အဟံ-သည်၊ သာဓု-တောင်းပန်ပါ
 ၏၊ ယထာ-အကြင်သို့သော အခြင်းအရာအားဖြင့်၊ အရိယဿ-၏၊ ဝိနယေ-၌၊
 ဆ-ကုန်သော၊ ဒိသာ-တို့ကို၊ နမဿိတဗ္ဗာ-ရှိခိုးထိုက်ကုန်၏၊ တထာ-အားဖြင့်၊
 ဘဂဝါ-သည်၊ မေ-အား၊ ဓမ္မံ-တရားကို၊ ဒေသေတု-ဟောတော်မူပါလော့၊
 ဣတိ-သို့၊ အဝေါစ-သိင်္ဂါလကအိမ်ရှင်သူကြွယ်သားကလျှောက်ပြီ၊ ဂဟပတိပုတ္တံ-
 သား၊ အဟံ-ဝါဘုရားသည်၊ တေနဟိ-ထိုက်တွန်းတော်မူ၏၊ (တစ်နည်း)
 ဂဟပတိပုတ္တံ-သား၊ တံ-သည်၊ ဆဒိသာနမဿနဒီပကံ-ခြောက်ပါးသော အရပ်
 မျက်နှာတို့ကို ရှိခိုးခြင်းကို ပြတတ်သော၊ ဓမ္မဒေသနံ-တရားဒေသနာကို၊ ယဒိ
 ယာစသိ-အကယ်၍ကောင်းပန်ခဲ့အံ့၊ တေနဟိ-ထိုသို့ တရားဒေသနာကို တောင်း
 ပန်ခဲ့သည် ရှိသော်၊ ဝါ- ထိုသို့ တရားဒေသနာကို တောင်းပန်ခဲ့တပြီကား၊
 (တစ်နည်း) ဂဟပတိပုတ္တံ-သား၊ ယေန ကာရဏေန-ကြောင့်၊ တံ-သည်၊
 ဆဒိသာနမဿနဒီပကံ-သော၊ ဓမ္မဒေသနံ-ကို၊ ယာစသိ-ခဲ့၏၊ တေနဟိ ကာရ-
 ဏေန-တရားဒေသနာကို တောင်းပန်ခဲ့သည်၏ အဖြစ်ဟူသော ထိုအကြောင်း
 ကြောင့်သာလျှင်၊ သာဓုကံ-ကောင်းစွာ၊ ဝါ-ရှိသေလေးမြတ် တင်းကျပ် မြဲမြံ
 စွာ၊ ဝါ-ဝါဘုရား၏ အမိန့်တော်အာဏာဖြင့်၊ သုဏောဟိ-နာလော့၊ မနသိ-
 စိတ်၌၊ ကရောဟိ-ထားလော့၊ (တစ်နည်း) မနသိကရောဟိ-နှလုံးသွင်းလော့၊
 အဟံ-သည်၊ ဘာသိဿာမိ-သတ္တန်ကဿ များသိလွယ်အောင် အကျယ် ဟော
 တော်မူပေအံ့၊ ဣတိ-သို့၊ အဝေါစ-မြတ်စွာဘုရားက မိန့်တော်မူပြီ၊ သိင်္ဂါလ-
 ကော-သော၊ ဂဟပတိ ပုတ္တော-သည်၊ ဘန္တေ-ဘုရား၊ ဝေ-ကောင်းလှပါပြီ၊
 ဣတိ ခေါ-သာလျှင်၊ ဘဂဝတော-အား၊ ပစ္စုသောသိ-ရှေးရှု နားထောင်ပြီ၊

ဘဂဝါ-သည့်၊ ဧတံ ဝစနံ-ကို၊ အဇော စ-မိန့်တော်မူပြီ၊ ကိံ-သို့၊ အဝေါ စ-
 နည်း၊ ဂဟပတိပုတ္တ-သား၊ ယတော ခေါ အရိယသာဝကဿ-အကြင် အရိယ
 သာဝကသည်၊ ဝါ-အကြင် သောတာပန်ဖြစ်သော ငါဘုရား၏ တပည့်သည်၊
 စတ္တာရော-လေးပါးကုန်သော၊ ကမ္မကိလေသာ-ကမ္မကိလေသာတို့သည်၊ ဝါ-
 တို့ကို၊ ဝါ-ကံဖြစ်၍ဖြစ်သော ကိလေသာတို့ကို၊ ဝါ-ကံဖြစ်၍ သတ္တဝါတို့ကို
 ပူပန်စေတတ် နှိပ်စက်တတ် ညစ်နွမ်းစေတတ်သော ကိလေသာတို့ကို၊ ပဟိနာ-
 မယ်အပ်ကုန်ပြီးသည်၊ ဟောန္တိ - ကုန်၏၊ စတူဟိ- ကုန်သော၊ ဌာနေဟိစ-
 အကြောင်းတို့ဖြင့်လည်း၊ ပါပကမ္မံ-မကောင်းမှုကို၊ န ကရောတိ-မပြု၊ ဆ-
 ခြောက်ပါးကုန်သော၊ သောဂါနိ- စည်းစိမ်တို့၏၊ အပါယ မုခါနိစ- ကင်း
 ကြောင်းဖြစ်သော၊ အကြောင်းတို့ကိုလည်း၊ ဝါ- ပျက်စီးကြောင်း ဖြစ်သော
 အကြောင်းတို့ကိုလည်း၊ န သေဝတိ- မမို့၊ သော အရိယသာဝကော-သည်၊
 ဧဝံ-သို့၊ စုဒ္ဓသပါပကာပဂတော-တစ်ဆယ့်လေးပါးကုန်သော အယုတ်တရား
 တို့မှကင်းသည်၊ ဝါ-တစ်ဆယ့်လေးပါးကုန်သော အပါယ်ဆင်းရဲ ဝဋ်ဆင်းရဲသို့
 ရောက်စေတတ်သော မကောင်းမှုတို့မှကင်းသည်၊ ဆဒ္ဓိသာ မုဋ္ဌိစ္ဆာဒီ-ခြောက်ပါး
 ကုန်သော အရပ်မျက်နှာတို့ကို ဖုံးလွှမ်းတတ်သည်၊ ဟုတော-၍၊ ဥဘော လောက
 ဝိဇယာယ-နှစ်ပါးစုံသော ပစ္စုပ္ပန်လောက၊ တမလ္လန်လောကကို အောင်မြင်
 ခြင်းငှာ၊ ဝါ-နှစ်ပါးစုံသော ပစ္စုပ္ပန်လောက၌ဖြစ်သော အကျိုးမဲ့ တမလ္လန်
 လောက၌ဖြစ်သော အကျိုးမဲ့ကို အောင်မြင်ခြင်းငှာ၊ ပဋိပန္နော-ကျင့်သည်မည်
 ဆည်း၊ ဟောတိ-၏၊ တဿ အရိယသာဝကဿ-သည်၊ အယဉ္ဇေဝလောကော-
 ဤ ပစ္စုပ္ပန်လောကသည် လည်းကောင်း၊ ဝါ- ကိုလည်းကောင်း၊ ဝါ-ဤ
 ပစ္စုပ္ပန်လောက၌ဖြစ်သော အကျိုးကိုလည်းကောင်း၊ ပရောစ လောကော-
 တမလ္လန်လောက ဆည်လည်းကောင်း၊ ဝါ-ကိုလည်းကောင်း၊ ဝါ-တမလ္လန်
 လောက၌ ဖြစ်သော အကျိုးကိုလည်းကောင်း၊ အာရုဇ္ဈေါ-ပြီးစေအပ်ပြီးသည်၊
 ဟောတိ-၏၊ သော အရိယသာဝကော-သည်၊ ကာယဿ-၏၊ ဘေဒါ-သော၊
 မရဏာ-မှ၊ ပရံ-၌၊ သုဂတိံ-သေခ၊ သဂ္ဂံ-သေခ၊ လောကံဥပ-နတ်ပြည့်၌၊
 ပဇ္ဇတိ-ဖြစ်ရ၏။

စတ္တာရော ကမ္မကိလေသာ

၂၄၅။ အဿ အရိယသာဝကဿ-သည်၊ စတ္တာရော-ကုန်သော၊ ကတမေ
 ကမ္မကိလေသာ-အဘယ် ကမ္မကိလေသာတို့သည်၊ ဝါ-တို့ကို၊ ပဟိနာ-ကုန်ပြီး
 သည်၊ ဟောန္တိ-ကုန်သနည်း၊ ဂဟပတိပုတ္တ-သား၊ ပါဏာတိပါတော-ပါဏာ
 တိပါတသည်၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို
 လျင်စွာချခြင်းသည်၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိ-
 တိန္ဒြေကို လျင်စွာချကြောင်း ဖြစ်သော စေတနာသည်၊ ဝါ- ပညတ်အားဖြင့်

သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို ဓားလက်နက်တို့ဖြင့် လွှမ်းမိုးချခြင်း
 သည်၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို ဓား
 လက်နက်တို့ဖြင့် လွှမ်းမိုး၍ ချကြောင်းဖြစ်သော စေတနာသည်၊ ကမ္မကိလေ-
 သော-ကမ္မကိလေသ မည်၏။ အဒိန္နာဒါနံ-အဒိန္နာဒါနသည်။ ဝါ-အရှင်သည်
 ကိုယ်နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိသော တစ်ပါးသော သူ၏ ဥစ္စာကို
 ခိုးယူခြင်းသည်။ ဝါ-အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိ
 သော တစ်ပါးသောသူ၏ ဥစ္စာကို ခိုးယူကြောင်း ဖြစ်သော စေတနာသည်။
 ကမ္မကိလေသော-မည်၏။ ကာမေသု မိစ္ဆာစာရော-ကာမေသု မိစ္ဆာစာရသည်။
 ဝါ-ဝတ္ထုကာမတို့၌ ကိလေသာကာမ၏ အစွမ်းအားဖြင့် ဖောက်ပြန်စွာ ကျင့်
 ခြင်းသည်။ ဝါ-ဝတ္ထုကာမတို့၌ ကိလေသာကာမ၏ အစွမ်းအားဖြင့် ဖောက်ပြန်
 စွာ ကျင့်ကြောင်းဖြစ်သော စေတနာသည်။ ကမ္မကိလေသော-မည်၏။ မုသာ-
 ဝါဒေါ-မုသာဝါဒသည်။ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယ
 ပယောဂ၊ ဝစီပယောဂဖြင့် သိစေခြင်းသည်။ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်
 မမှန်သော ကာယပယောဂ၊ ဝစီပယောဂဖြင့် သိစေကြောင်းဖြစ်သောစေတနာ
 သည်။ ဝါ-ချွတ်ယွင်း ဖောက်ပြန် မဟုတ်မမှန်သော ကာယ ပယောဂ၊ ဝစီ
 ပယောဂကို ဖြစ်စေခြင်းသည်။ ဝါ-ချွတ်ယွင်း ဖောက်ပြန် မဟုတ် မမှန်သော
 ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေကြောင်း ဖြစ်သော စေတနာသည်။
 ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ် မမှန်သောဝတ္ထုကို ဟုတ်မှန်သော အားဖြင့်
 ပြောဆိုခြင်းသည်။ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောဝတ္ထုကို ဟုတ်မှန်
 သောအားဖြင့် ပြောဆိုကြောင်းဖြစ်သော စေတနာသည်။ ကမ္မကိလေသော-
 မည်၏။ အဿ အရိယသဘဝဏဿ-သည်။ စတ္တာရော-ကုန်သော၊ ဣမေ ကမ္မ-
 ကိလေသာ-တို့သည်။ ဝါ-တို့ကို၊ ပဟိနာ- ကုန်ပြီးသည်။ ဟောန္တိ-ကုန်၏။
 ဣတိ-သို့၊ အဝေါစ-မူပွီ၊ ဘဂဝါ-သည်။ ဣဒံစနံ-ဤ ကမ္မကိလေသ စကား
 ကို၊ အဝေါစ-မူပွီ၊ သုဂတော-ကောင်းသောစကားကို ဆိုတော်မူတတ်သော၊
 သတ္တာ-မြတ်စွာဘုရားသည်။ ဣဒံစနံ-ဤ ကမ္မကိလေသ စကားကို၊ ဓံတွာန-
 မူပွီ၍၊ အထပစ္စာ-မိန့်တော်မူပွီရာကာလမှ နောက်၌၊ အပရံ-တစ်ပါးသော၊
 တေဂါထာဗန္ဓံ-ဤ တဒတ္ထ ပရိဒီပက ဂါထာဗန္ဓကို၊ အဝေါစ-မူပွီပွီ၊ ကိ-
 သို့၊ အဝေါစ-နည်း။

ဂဟပတိပုတ္တ-သား၊ ပါဏာတိမါတောစ-ကိုလည်းကောင်း၊ အဒိန္နာဒါနဉ္စ-
 ကိုလည်းကောင်း၊ မုသာဝါဒေါစ-ကိုလည်းကောင်း၊ ပရဒါရဂမနဉ္စေဝ-တစ်ပါး
 သောသူ၏ ဇနီးမယားကို သွားလာ လွန်ကျူးခြင်းကို လည်းကောင်း၊ ကမ္မ
 ကိလေသောတိ-ကံဖြစ်၍ဖြစ်သော ကိလေသာဟူ၍၊ တထာဂတေန-ငါဘုရား
 သည်၊ ဝုစ္စတိ-ဟောအပ်၏။ တံ ကမ္မကိလေသ သမဂ္ဂံ-တို့ ကံဖြစ်၍ ဖြစ်သော

ကိလေသာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို၊ ပဏ္ဍိတာ-ဖြစ်သောပညာရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်၊ ဝါ-ပညာဖြင့် ဖြစ်တတ်ကြကုန်သော ပုဂ္ဂိုလ်တို့သည်၊ ဝါ-ပညာသို့ ရောက်ကြကုန်သော ပုဂ္ဂိုလ်တို့သည်၊ နပွသံသန္တိ-မချီးမွမ်းကြကုန်၊ (ဂါထာ၌ မပါသမျှ ပါဌသေသ) ဣတိ-သို့၊ အဝေါစ-မပြန်ပြီ။

စတုဋ္ဌာနံ

၂၄၆။ စတုဟိ-ကုန်သော၊ ကတမေဟိ ဌာနေဟိ-အဘယ်အကြောင်းတို့ဖြင့်၊ ပါပကမ္မံ-ကို၊ နကရောတိ-နည်း၊ ဆန္ဒာ-ချစ်ခြင်းကြောင့်၊ ဝါ-လောဘကြီးခြင်းကြောင့်၊ အဂတိံ-မလားသင့်သောအရာသို့၊ ဂစ္ဆန္တော-လားသော၊ ဝါ-လောဘအကြိုက်လိုက်စားသော၊ ပုဂ္ဂလော-သည်၊ ပါပကမ္မံ-ကို၊ ကရောတိ-ပြု၏၊ ဒေါသာ-အမျက်ထွက်ခြင်းကြောင့်၊ ဝါ-ဒေါသကြီးခြင်းကြောင့်၊ အဂတိံ-မလားသင့်သောအရာသို့၊ ဂစ္ဆန္တော-လားသော၊ ဝါ-ဒေါသအကြိုက်လိုက်စားသော၊ ပုဂ္ဂလော-သည်၊ ပါပကမ္မံ-ကို၊ ကရောတိ-၏၊ မောဟာ-တွေဝေခြင်းကြောင့်၊ ဝါ-မောဟကြီးခြင်းကြောင့်၊ ဝါ-အမှန်မသိခြင်းကြောင့်၊ အဂတိံ-မလားသင့်သောအရာသို့၊ ဂစ္ဆန္တော-လားသော၊ ဝါ-မောဟအကြိုက်လိုက်စားမိသော၊ ပုဂ္ဂလော-သည်၊ ပါပကမ္မံ-ကို၊ ကရောတိ-၏၊ ဘယာ-ကြောက်ခြင်းကြောင့်၊ အဂတိံ-မလားသင့်သောအရာသို့၊ ဂစ္ဆန္တော-လားသော၊ ဝါ-ကြောက်လန့်ကြီးမားလိုက်စားသော၊ ပုဂ္ဂလော-သည်၊ ပါပကမ္မံ-ကို၊ ကရောတိ-၏၊ ဂဟပတိပုတ္တ-သား၊ ယတော အရိယသာဝကော-သည်၊ ဆန္ဒာ-ကြောင့်၊ အဂတိံ-သို့၊ နေဝဂစ္ဆတိ-ခန္ဓာပျက်ပြား သေရငြားလည်း မလိုက်စားသည်သာ၊ ဒေါသာ-ကြောင့်၊ အဂတိံ-သို့၊ နေဝဂစ္ဆတိ-သည်သာ၊ မောဟာ-ကြောင့်၊ အဂတိံ-သို့၊ နေဝဂစ္ဆတိ-သည်သာ၊ ဘယာ-ကြောင့်၊ အဂတိံ-သို့၊ နေဝဂစ္ဆတိ-သည်သာ။ (ဝေ-သဒ္ဓါလိုက်ယှဉ်သည်။) ဘောအရိယသာဝကော-သည်၊ စတုဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-တို့ဖြင့်၊ ပါပကမ္မံ-ကို၊ နကရောတိ-မပြု၊ ဣတိ-သို့၊ အဝေါစ-မပြု၊ ဘဂဝါ-သည်၊ ဣဒံစနံ-ဤအဂတိဂမနစကားကို၊ အဝေါစ-မပြု၊ သုဂတော-သော၊ သတ္တာ-သည်၊ ဣဒံစနံ-ကို၊ စတုဋ္ဌာန-မပြု၍၊ အထပစ္စာ-၌၊ အပရံ-သော၊ ဧတံ ဂါထာဗန္ဓု-ကို၊ အဝေါစ-မပြန်ပြီ၊ ကံ-သို့၊ အဝေါစ-နည်း။

ယောပုဂ္ဂလော-အကြင်ပုဂ္ဂိုလ်သည်၊ ဆန္ဒာ-ချစ်ခြင်းကြောင့်လည်းကောင်း၊ ဒေါသာ-အမျက်ဒေါသထွက်ခြင်းကြောင့်လည်းကောင်း၊ ဘယာ-ကြောက်ခြင်းကြောင့်လည်းကောင်း၊ မောဟာ - တွေဝေခြင်းကြောင့် လည်းကောင်း၊ ဓမ္မံ-ချမ်းသာကောင်းကျိုး အမြဲတိုးမည့်ကျင့်ရိုးလမ်းမှန်တရားကို၊ အတိဝတ္တတိ-ကိလေသာဓူး အမှောင်ပူးလျက်လွန်ကျူးကျော်နင်း၍ကျင့်မိအံ့၊ တဿပုဂ္ဂလဿ-

ထိုအကုသိုလ်တရား အလိုက်မှားသော ပုဂ္ဂိုလ်အား၊ ကာလပက္ခေ-လဆုတ်ပက္ခေ ခါသမယ၌၊ စန္ဒိမာ-ယုန်ရေးတံဆိပ် သိကြားနိုင်သည့် လဗိမာန်သည်၊ နိဟိယတိ ဣဝ-တစ်နေ့တခြား ယုတ်လျော့သွားသကဲ့သို့၊ တထာ-ထို့အတူ၊ ယသော၊ အရှိန်အစော အကျော်အစော အခြံအရံသည်၊ နိဟိယတိ-တစ်နေ့တခြား ယုတ်လျော့သွားတတ်၏။

ယောပုဂ္ဂလော-သည်၊ ဆန္ဒာ-ကြောင့်လည်းကောင်း၊ ဒေါသာ-ကြောင့်လည်းကောင်း၊ ဘယာ-ကြောင့်လည်းကောင်း၊ မောဟာ-ကြောင့်လည်းကောင်း၊ ဓမ္မံ-ချမ်းသာကောင်းကျိုး အမြဲတိုးမည့် ကျင့်ရိုးလမ်းမှန်တရားကို၊ နာတိဝတ္တတိ-ခန္ဓာပျက်ကြေ အသက်သေလည်း ထွေထွေကျိုးထူး ရှုမျှော်ဦး၍ လွန်ကျူးကျော်နင်း၍မကျင့်တတ်၊ တဿပုဂ္ဂလဿ-အဂတိလမ်းမှားမလိုက်စားဘဲ တရားစေ့ဆော် ကောင်းမှုပျော်သည့် ထိုသူတော်ကောင်းပုဂ္ဂိုလ်အား၊ ဇုဏ္ဍပက္ခေ-လဆုတ်ပက္ခေ ခါသမယ၌၊ စန္ဒိမာ-သီတာဂူရောင်ပြ အအေးကြသည့် လဗိမာန်သည်၊ အာပူရတိဣဝ-ကလာပြည့်ပြီး နေ့စဉ်ပွားတိုးသကဲ့သို့၊ တထာ-တူ၊ ယသော-သည်၊ အာပူရတိ-တစ်နေ့တခြား လရထားသို့ တိုးပွားပြည့်ပြီးလာ၏၊ ဣတိ-သို့၊ အဝေါစ-ပြန်ပြီ။

ဆ အပါယမုခါနိ

၂၄၇။ ကတမာနိ-အဘယ်မည်ကုန်သော၊ ဆ-ကုန်သော၊ ဘောဂါနိ-စည်းစိမ်တို့၏၊ အပါယမုခါနိ-ကင်းကြောင်းဖြစ်သောအကြောင်းတို့ကို၊ ဝါ-ပျက်စီးကြောင်းဖြစ်သောအကြောင်းတို့ကို၊ ဝါ-ကင်းခြင်း၏အကြောင်းတို့ကို၊ ဝါ-ပျက်စီးခြင်း၏အကြောင်းတို့ကို၊ နုသေဝတိ-မမှီဝဲသနည်း၊ ဂဟပတိပုတ္တယား၊ သုရာမေရုယ မဇ္ဇပုမာဒဋ္ဌာနာနုယောဂေါ-ယစ်မှူးတွေဝေစေတတ်သော မေ့လျော့ခြင်း၏တည်ရာအကြောင်းဖြစ်သော ဆေငါးပါး၊ အရက်ငါးပါးကို သောက်ခြင်းကို အဖန်ဖန်အားထုတ်ခြင်းသည်၊ ဘောဂါနိ-တို့၏၊ အပါယမုခါ-ကင်းကြောင်းဖြစ်သောအကြောင်းပေတည်း၊ ဝါ-ပျက်စီးကြောင်းဖြစ်သော အကြောင်းပေတည်း၊ ဝါ-ကင်းခြင်း၏အကြောင်းပေတည်း၊ ဝါ-ပျက်စီးခြင်း၏အကြောင်းပေတည်း၊ ဝိကာလ ဝိသိခါစရိယာနုယောဂေါ-အချိန်မဲ့အခါမဲ့၌ ရှေးလမ်းမတို့၌ သွားလာလှည့်ပတ်ခြင်းကို အဖန်ဖန် အားထုတ်ခြင်းသည်၊ ဘောဂါနိ-တို့၏၊ အပါယမုခါ-တည်း၊ သမဇ္ဇာဘိစရဏံ-ပွဲလမ်းသဘင် စီရင်ကျင်းပရာအရပ်သို့ လှည့်လည်သွားလာခြင်းသည်၊ ဘောဂါနိ-တို့၏၊ အပါယမုခါ-တည်း၊ ဇူတပုမာဒဋ္ဌာနာနုယောဂေါ-မေ့လျော့ခြင်း၏ တည်ရာအကြောင်း ဖြစ်သော ကြွအန်ကစားခြင်းကို အဖန်ဖန်အားထုတ်ခြင်းသည်၊ ဘောဂါနိ-တို့၏၊ အပါယမုခါ-တည်း၊ ပါပမိတ္တာနုယောဂေါ-ယုတ်မာသော အဆွေခင်ပွန်း

တို့နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်းသည်၊ ဘောဂါနံ-တို့၏၊ အပါယ မုခံ-တည်း၊ အာလသျှာနုယောဂေါ-ကိုယ်၏ပျင်းရိသည်၏အဖြစ်နှင့် အဖန်ဖန် ယှဉ်ခြင်းသည်၊ ဝါ-ကိုယ်၏ပျင်းရိသည်၏အဖြစ်ကို အဖန်ဖန်အားထုတ်ခြင်း သည်၊ ဘောဂါနံ-တို့၏၊ အပါယမုခံ-တည်း၊ ဆ-ကုန်သော၊ ဣမာနိအပါယ မုခါနိ-တို့ကို၊ န သေဝတိ-မမ္ပိဝဲ။

သုရာမေရယသ ဆ အာဒိနဝါ

၂၄၇။ ဂဟပတိပုတ္တ-သား၊ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ-၌၊ အာဒိနဝါ-အပြစ်တို့သည်၊ သုရာယ-သေကြောင့်၊ သန္တိဋ္ဌိကာ-မျက်မှောက်ထင် ထင် ကိုယ်တိုင်ရှုမြင်အပ်သော၊ ဝါ-အသက်နှင့်အမျှရှုမြင်ရသော၊ နေဇာနိ- ဥစ္စာ၏ယုတ်လျော့ယိုယွင်းဆုံးရှုံးခြင်းသည်၊ ဟောတိ-၏၊ သုရာ-သေသည်၊ ကလဟပုဗ္ဗနိ-ကိုယ်နှုတ်ဖြင့်ငြင်းခုံခြင်းကို တိုးပွားစေတတ်သည်၊ ဟောတိ-၏၊ ရောဂါနံ-မျက်စိ နား နှာ အစပြောသည့် ထောဂါအမျိုးမျိုးတို့၏၊ အာယတနံ- တည်ရာအကြောင်းသည်၊ ဟောတိ-၏၊ အကိတ္တိသဉ္ဇနနိ-မိဘမရှောင် မလျော် အောင်သာ မြားမြောင်မတရား ပြုဖန်များသည် လမ်းမှားအကြောင်းကြောင့် မကောင်းသတင်း ကျော်စောခြင်းကို ဖြစ်စေတတ်သည်၊ ဟောတိ-၏၊ ကော ပီနနိဒံသနိ-ဆရက်အကြောက်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကိုပြုတတ် သည်၊ ဘဝတိ-၏၊ ပညာယ-ကမ္မဿကတာပညာ၏၊ ဝါ-လောကီပညာ၏၊ ဒုဗ္ဗလိကရဏိ- အားနည်းသည်ကိုပြုတတ်သည်၊ ဝါ-အားနည်းအောင်ပြုတတ် သည်၊ ဟောတိ-၏၊ ဣတေဝ ဣတိဝေ-ဤသို့သာလျှင်၊ ဆဋ္ဌံပဒံ-ခြောက်ခု တို့၏ ပြည့်ကြောင်းဖြစ်သောအကြောင်းသည်၊ ဘဝတိ-၏၊ ဣတိ ဣမေ ဆ- ဤခြောက်ပါးတို့ပေတည်း၊ ဂဟပတိပုတ္တ-သား၊ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ နုပ္ပယာဂေ-၌၊ အာဒိနဝါ-တို့သည်၊ ဣမေခေါဆ-တို့ပေတည်း။

ဝိကာလစရိယာယ ဆ အာဒိနဝါ

၂၄၉။ ဂဟပတိပုတ္တ-သား၊ ဝိကာလဝိသိခါစရိယာနုယောဂေ-၌၊ အာဒိ နဝါ-တို့သည်၊ အဿပုဂ္ဂလဿ-အချိန်မပြတ်သွားလာတတ်သောထိုပုဂ္ဂိုလ်၏၊ အတ္တာပိ-မိမိသည်လည်း၊ ဝါ-မိမိကိုလည်း၊ အဂုတ္တော-ဆူးငြောင့်ခလုတ် မြေဘုတ်ဘီလူး မြေအထူးမှ မလုံခြုံစေအပ်သည်၊ အရက္ခိတော-ရန်သူဘေးမှ မစောင့်ရှောက်အပ်သည်၊ ဟောတိ-၏၊ အဿပုဂ္ဂလဿ-၏၊ ပုတ္တဒါရောပိ- သားမယားသည်လည်း၊ ဝါ-ကိုလည်း၊ အဂုတ္တော-ဘေးရန်အဖို့ဖို့ အလုံးစုံမှ မလုံခြုံစေအပ်သည်၊ အရက္ခိတော-မစောင့်ရှောက်အပ်သည်၊ ဟောတိ-၏၊ အဿပုဂ္ဂလဿ-၏၊ သာပတေယျမ္ပိ-ရွှေငွေရတနာ ဥစ္စာအပေါင်းသည်လည်း၊

ဝါ-ကိုလည်း၊ အဂ္ဂတ္ထိ-ဘေးရန်အဖို့ဖို့ အလုံးစုံမှ မလျော်စေအပ်သည်။ အရက္ခိတံ-
 မစောင့်ရှောက်အပ်သည်။ ဟောတိ-၏။ ပါပကေသု-ယုတ်မာကုန်သော၊ ဌာနေသု-
 သူများပြုအပ် မကောင်းမှုရစ်တို့၌၊ သင်္ကယောစ-လှည့်ပတ်သူများ ပြုလိမ့်
 လစားဟု ယုံမှားအပ်သည်လည်း၊ ဟောတိ-၏။ တသ္မိ ပုဂ္ဂလေ-အချိန်မပြတ်
 သွားလာတတ်သော ထိုပုဂ္ဂိုလ်၌၊ အဘူတဝစနိစ-မဟုတ်မမှန်သောစကားသည်
 လည်း၊ ရူဟတိ-သူများအတွက် အကြောင်းဆက်၍ သက်ရောက်တတ်၏၊ ဗဟူနု-
 များစွာကုန်သော၊ ဒုက္ခဓမ္မာနုဉ္စ-ဆင်းရဲခြင်းသဘောတို့၏လည်း၊ ဝါ-တို့သည်
 လည်း၊ ပုရက္ခတော-ပြုသူတိုက်ရိုက် မိမိလိုက်၍ ရှေ့၌ထားအပ်သည်မည်သည်။
 ဝါ-ကျူးလွန်သူများ မထင်ရှား၍ ရှေ့သွားမည်သည်။ ဟောတိ-ဖြစ်ရလေ၏။
 ဣတိ ဣမေ ဆ-တို့ပေတည်း။ ဂဟပတိပုတ္တ-သား၊ ဝိကာဗုဝိသိခါစရိယာ
 နုဿောဂေ-၌၊ အာဒိနဝါ-တို့သည်၊ ဣမေ ဆ-တို့ပေတည်း။

သမဇ္ဇောဘိစရဏဿ ဆ အာဒိနဝါ

၂၅၀။ ဂဟပတိပုတ္တ-သား၊ သမဇ္ဇောဘိစရဏေ-ပဲ့လမ်းသတင် စီရင်ကျင်းပ
 ရာအရပ်သို့ လှည့်လည်သွားလာခြင်း၌၊ အာဒိနဝါ-တို့သည်၊ ကု-အဘယ်မြို့ရွာ
 အဘယ်ဌာန၌၊ နစ္စိ-ကခြင်းသည်၊ အတ္ထိ-နည်း၊ ဣတိ-သို့၊ ပုစ္ဆိတုာ-မေး၍၊
 ယသ္မိ ဌာနေ-အကြင်အရပ်၌၊ နစ္စိ-သည်၊ အတ္ထိ-ရှိ၏၊ တသ္မိ ဌာနေ-ထိုကပဲ့ရိရာ
 အရပ်သို့၊ ဂစ္ဆန္တဿ-ပျော်ပျော်ပါးပါး ပေါင်းဖော်များနှင့် ကြည့်ရှုသွား
 လာသော၊ ပုဂ္ဂလဿ-ပဲ့ရိတိုင်းလိုက် အပျော်ကြိုက်သည် လူမိုက်ပုဂ္ဂိုလ်အား၊
 ဝါ-၏၊ ကမ္မဇ္ဇေဒေါ-ရောင်းမှု ဝယ်မှု လုပ်ကိုင်မှုနှင့် စတုတန်းလန်း အမှုလုပ်ငန်း
 ၏ ပြတ်ခြင်းသည်၊ ဟောတိ-ဖြစ်ရလေ၏။ ကု-၌၊ ဂီတံ-သိဆိုခြင်းသည်၊ ဝါ-
 သိချင်းသံသည်၊ အတ္ထိ-နည်း၊ ဣတိ-သို့၊ ပုစ္ဆိတုာ-၍၊ ယသ္မိ ဌာနေ-၌၊ ဂီတံ-
 သည်၊ အတ္ထိ-၏၊ တသ္မိ ဌာနေ-ထိုသိချင်းသံရှိရာအရပ်သို့၊ ဂစ္ဆန္တဿ-
 ပျော်ပျော်
 ပါးပါး ပေါင်းဖော်များနှင့် နားထောင်သွားလာသော၊ ပုဂ္ဂလဿ-အား၊
 ဝါ-၏၊ ကမ္မဇ္ဇေဒေါ-သည်၊ ဟောတိ-၏၊ ကု-၌၊ ဝါဒိတံ-တီးမှုတ်ခြင်းသည်၊
 ဝါ-တီးမှုတ်သံသည်၊ အတ္ထိ-နည်း၊ ဣတိ-သို့၊ ပုစ္ဆိတုာ-၍၊ ယသ္မိ ဌာနေ-၌၊
 ဝါဒိတံ-သည်၊ အတ္ထိ-၏၊ တသ္မိ ဌာနေ-ထိုတီးမှုတ်သံရှိရာအရပ်သို့၊ ဂစ္ဆန္တဿ-
 သော၊ ပုဂ္ဂလဿ-အား၊ ဝါ-ကို၊ ကမ္မဇ္ဇေဒေါ-သည်၊ ဟောတိ-၏၊ ကု-၌၊
 အက္ခာနု-ကွက်စိတ်စာဟောပြောဆိုခြင်းသည်၊ ဝါ-သီတာ ရာမ ဘာရတတို့
 တကွစစ်ထိုး စကားမျိုးကို အဖိုးနှစ်သက် လိုရမှုက်ဖြင့် အကွက်စေ့အောင် ပြော
 ဆိုခြင်းသည်၊ အတ္ထိ-နည်း၊ ဣတိ-သို့၊ ပုစ္ဆိတုာ-၍၊ ယသ္မိ ဌာနေ-၌၊ အက္ခာနု-
 သည်၊ အတ္ထိ-၏၊ တသ္မိ ဌာနေ-သို့၊ ဂစ္ဆန္တဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊
 ကမ္မဇ္ဇေဒေါ-သည်၊ ဟောတိ-၏၊ ကု-၌၊ ပါဏိဿရံ-လင်ပန်းဖလား ကြေးနောင်
 တီး၍ ကစားခြင်းသည်၊ ဝါ-လက်ခုပ်လက်ဝါးတီး၍ကစားခြင်းသည်၊ အတ္ထိ-

နည်း၊ ဣတိ-သို့၊ ပုစ္ဆိတုာ-၍၊ ယသ္မိံ ဌာနေ-၌၊ ပါဏိယရုံ-သည်၊ အတ္ထိ-၏၊ တသ္မိံ ဌာနေ-သို့၊ ဂစ္ဆန္တိယ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ကမ္မစန္ဒေဒါ-သည်၊ ဟောတိ-၏၊ ကု-၌၊ ကမ္မထုနံ-လေးထောင့်ထက်စည်တီး၍ ကစားခြင်းသည်၊ ဝါ-အိုးစည်တီး၍ကစားခြင်းသည်၊ အတ္ထိ-နည်း၊ ဣတိ-သို့၊ ပုစ္ဆိတုာ-၍၊ ယသ္မိံ ဌာနေ-၌၊ ကမ္မထုနံ-သည်၊ အတ္ထိ-၏၊ တသ္မိံ ဌာနေ-သို့၊ ဂစ္ဆန္တိယ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ကမ္မစန္ဒေဒါ-သည်၊ ဟောတိ-၏၊ ဣတိ ဣမေ ဆ-တို့ပေတည်း၊ ဂဟပတိပုတ္တ-သား၊ သမဇ္ဇာဘိစရဏေ-၌၊ အာဒိနဝါ-တို့သည်၊ ဣမေခေါ ဆ-တို့မေတည်း။

ဇူတပုမာဒဋ္ဌာနာနုယောဂေ

၂၂၁။ ဂဟပတိပုတ္တ-သား၊ ဇူတပုမာဒဋ္ဌာနာနုယောဂေ-မေလျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော ကြောအန်ကစားခြင်းကို အဖန်ဖန်အားထုတ်ခြင်း၌၊ အာဒိနဝါ-တို့သည်၊ ဇယံ-မိမိကအောင်နိုင်သည်ရှိသော်၊ ဝေရံ-ရန်ကို၊ ပသဝတိ-ဆဲလားငင်လား အတင်းယူသောအားဖြင့်ပုဂံးစေတတ်၏၊ ဇိနော-မိမိကရုံးသည်၊ ဝါ-တစ်ပါးသောသူကအောင်နိုင်အပ်သည်၊ သမာနော-သော်၊ ဝိတ္ထိ-ရုံးသော ဥစ္စာရတနာအမျိုးမျိုးကို၊ အနု-အကြောင်းပြု၍၊ သောစတိ-စွဲကပ်အာရုံ နှလုံးတုန်အောင် တလုံနှေးနှေး စိတ်မအေးဘဲ ပုဆွေးစိုးရိမ်ရ၏၊ သန္တိဋ္ဌိကာ-မျက်မှောက်ထင်ထင် ကိုယ်တိုင်ရှုမြင်အပ်သော၊ ဝါ-အသက်နှင့်အမျှ ရှုမြင်ရသော၊ ဓနုဇာနိ-ဥစ္စာ၏ ပျက်စီး ယိုယွင်း ဆုံးရှုံးရခြင်းသည်၊ ဟောတိ-၏၊ သဘာဝတဿ-တရားဆုံးဖြတ်ရာလွတ်ရုံးသဘင်သို့ရောက်သော၊ တဿပုဂ္ဂလဿ-ထို ကြောအန်ကစား ဖဲသမား၏၊ (တစ်နည်း) သဘာဝေ-တရား ဆုံးဖြတ်ရာ လွတ်ရုံးသဘင်၌၊ တဿ ပုဂ္ဂလဿ-ထို ကြောအန်ကစား ဖဲသမား၏၊ ဝစနံ-စကားသည်၊ န ရူဟတိ-ဖဲသမားစကား အလကားဟု အများ ရှေ့မှောက် အောင်မြင်ခြင်းသို့ မရောက်နိုင်၊ မိတ္တာမစွာနံ-အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သော သူ့၊ တက္ခုဖြစ်ဖော်ဖြစ်ဖက် ဖြစ်သော အဖော်သဟဲတို့သည်၊ ပရိဘူတော-တက္ခု မပေါင်းဖက် ကြောင်းမဆက်ဘဲ နှိပ်စက် လှမ်းမိုးအပ်သည်၊ ဟောတိ-၏၊ အာဝါဟ ဝိဝါဟကာနံ-သမီးယူခြင်းမင်္ဂလာ၊ သမီးပေးခြင်းမင်္ဂလာကို အလိုရှိ ကုန်ယောသတို့သည်၊ အယံပုရိသပုဂ္ဂလော-ဤယောက်ျားပုဂ္ဂိုလ်သည်၊ အက္ခ-ဓုတ္တော-ကြောအန်လောင်းကြူး မေ့မှူးပျော်ပါး ဖဲသမားပေတည်း၊ ဒါရတရ-ကာယ-သားမယားကို မွေးမြူခြင်းငှာ၊ နာလံ-စွမ်းနိုင်မည့်သူမဟုတ်ခဲ့၊ ဣတိ-မနသိကတွာ-ဤသို့နှလုံးသွင်းကြကုန်၍၊ အပတ္ထိတော-မတောင့်တအပ်သည်၊ ဝါ-အလိုမရှိအပ်သည်၊ ဟောတိ-၏၊ ဣတိ ဣမေ ဆ-တို့ပေတည်း၊ ဂဟပတိပုတ္တ-သား၊ ဇူတပုမာဒဋ္ဌာနာနုယောဂေ-၌၊ အာဒိနဝါ-တို့သည်၊ ဣမေခေါ ဆ-တို့ ပေတည်း။

ပါပမိတ္တာနုယောဂေ-ယုတ်မာသော အဆွေ

၂၅၂။ ဂဟပတိပုတ္တ-သား၊ ပါပမိတ္တာနုယောဂေ-ယုတ်မာသော အဆွေ
ခင်ပွန်းနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲခြင်း၌၊ အာဒီနဝါ-တို့သည်၊ ယေဓုတ္တာ-
အကြင်ကြံအန်ကြူးသော ပုဂ္ဂိုလ်တို့သည်၊ ဝါ-အကြင် ကြံအန်တို့ကြောင့်
အကျိုးစီးပွားကို ခါတုကဗျက်ဆီးတတ်သော ပုဂ္ဂိုလ်တို့သည်၊ သန္တိ-ကုန်၏၊
တေဓုတ္တာ-တို့သည်၊ အဿပုဂ္ဂလဿ-တို့ ယုတ်မာသော အဆွေခင်ပွန်းနှင့် ပေါင်း
ဖော်ယှဉ်တွဲ မှီဝဲဇာတ်သောပုဂ္ဂိုလ်၏၊ မိတ္တာ-အဆွေခင်ပွန်းတို့သည်၊ ဟောန္တိ-
ကုန်၏၊ တေဓုတ္တာ-တို့သည်၊ အဿပုဂ္ဂလဿ-၏၊ သဟာယာ-တကွဖြစ်ဖော် ဖြစ်
ဖက် ဖြစ်သော အဖော်သဟဲတို့သည်၊ ဟောန္တိ-ကုန်၏၊ ယေဓောဏ္ဍာ-အကြင်
မိန်းမကြူးသောသူ ထမင်းကြူးသောသူ မုန့်ကြူးသောသူ သစ်မြစ်ကြူးသော
သူတို့သည်၊ ဝါ-အကြင် မိန်းမ၊ ထမင်း၊ မုန့်၊ သစ်မြစ်တို့ကြောင့် ဗုဒ္ဓတတ်သော
ပုဂ္ဂိုလ်တို့သည်၊ သန္တိ-ကုန်၏၊ တေဓောဏ္ဍာ-တို့သည်၊ အဿပုဂ္ဂလဿ-၏၊ မိတ္တာ-
တို့သည်၊ ဟောန္တိ-ကုန်၏၊ တေဓောဏ္ဍာ-တို့သည်၊ အဿပုဂ္ဂလဿ-၏၊ သဟာ-
ယာ-တို့သည်၊ ဟောန္တိ-ကုန်၏၊ ယေ ပိပါသာ-အကြင် သေသောက်လိကြကုန်
သော ပုဂ္ဂိုလ်တို့သည်၊ ဝါ-အကြင် သေကြူးသော ပုဂ္ဂိုလ်တို့သည်၊ သန္တိ-
ကုန်၏၊ တေ ပိပါသာ-တို့သည်၊ အဿ ပုဂ္ဂလဿ-၏၊ မိတ္တာ-တို့သည်၊ ဟောန္တိ-
ကုန်၏၊ တေ ပိပါသာ- တို့သည်၊ အဿပုဂ္ဂလဿ-၏၊ သဟာယာ- တို့သည်၊
ဟောန္တိ-ကုန်၏၊ ယေ နေကတိကာ-အကြင် အတုအပပြုလျက် လိမ်လည် လှည့်
ပတ်သော ပုဂ္ဂိုလ်တို့သည်၊ သန္တိ-ကုန်၏၊ တေ နေကတိကာ-တို့သည်၊ အဿ
ပုဂ္ဂလဿ-၏၊ မိတ္တာ-တို့သည်၊ ဟောန္တိ-ကုန်၏၊ တေ နေကတိကာ-တို့သည်၊
အဿပုဂ္ဂလဿ-၏၊ သဟာယာ-တို့သည်၊ ဟောန္တိ-ကုန်၏၊ ယေ ဝဉ္ဇနိကာ-
အကြင် မျက်မှောက်၌ လိမ်လည် လှည့်ပတ်တတ်သော ပုဂ္ဂိုလ်တို့သည်၊ သန္တိ-
ကုန်၏၊ တေ ဝဉ္ဇနိကာ-တို့သည်၊ အဿပုဂ္ဂလဿ-၏၊ မိတ္တာ-တို့သည်၊ ဟောန္တိ-
ကုန်၏၊ တေ ဝဉ္ဇနိကာ-တို့သည်၊ အဿပုဂ္ဂလဿ-၏၊ သဟာယာ-တို့သည်၊
ဟောန္တိ-ကုန်၏၊ ယေ သာဟသိကာ- အကြင် အဆော တလျင် နိုင်ထက်ကလူ
လုယူနှိပ်စက်တတ်သော ပုဂ္ဂိုလ်တို့သည်၊ သန္တိ-ကုန်၏၊ တေ သာဟသိကာ-တို့
သည်၊ အဿပုဂ္ဂလဿ-၏၊ မိတ္တာ-တို့သည်၊ ဟောန္တိ-ကုန်၏၊ တေ သာဟသိကာ-
တို့သည်၊ အဿပုဂ္ဂလဿ-၏၊ သဟာယာ-တို့သည်၊ ဟောန္တိ-ကုန်၏၊ ဣထိ-
ဣမေ ဆ-တို့ပေတည်း၊ ဂဟပတိပုတ္တ-သား၊ ပါပမိတ္တာနုယောဂေ-၌၊ အာဒီ-
နဝါ-တို့သည်၊ ဣမေ ဆ-တို့ပေတည်း။

အာလသျှာယ ဆ အာဒီနဝါ

၂၅၃။ ဂဟပတိပုတ္တ-သား၊ အာလသျှာနုယောဂေ-ကိုယ်၏ပျင်းရိသည်၏
အဖြစ်နှင့် အဖန်ဖန်ယှဉ်ခြင်း၌၊ အာဒီနဝါ-တို့သည်၊ ဣဒံ-ဤ အခါသည်၊

အတိသိတံ-အလွန် အေးလှသေး၏။ ဣတိ-ဤသို့၊ လေသေန-အမြက်ထောင်
သဖြင့်၊ ကမ္မံ-အမှုကို၊ န ကရောတိ-မီးလှိုလှိုမှ အကြောင်းလုလျက် မပြုဘဲနေ
၏။ ဣဒံ-သည်၊ အတိဉာဏံ-အလွန်ပူလှသေး၏။ ဣတိ-သို့၊ လေသေန-ဖြင့်၊
ကမ္မံ-ကို၊ န ကရောတိ-အအေးရှာမှ အကြောင်းလုလျက် မပြုဘဲနေ၏။ ဣဒံ-
သည်၊ အတိသာယံ-အလွန်မိုးချုပ်ခဲ့၏။ ဣတိ-ဤသို့၊ လေသေန-ဖြင့်၊ ကမ္မံ-
ကို၊ န ကရောတိ-အချိန်ငုံမှ အကြောင်းလုလျက် မပြုဘဲ နေ၏။ ဣဒံ-သည်၊
အတိပါတော-အလွန်စောလှသေး၏။ ဣတိ-ဤသို့၊ လေသေန-ဖြင့်၊ ကမ္မံ-ကို၊
နကရောတိ-အချိန်ငုံမှ အကြောင်းလုလျက် မပြုဘဲနေ၏။ အဟံ-သည်၊ အတိ-
ဆာတော-ဝတ်မှုတ်ပြင်းစွာ အလွန်ဆာသည်။ အသ္မိ-ဖြစ်ခဲ့၏။ ဣတိ-သို့၊ လေ-
သေန-ဖြင့်၊ ကမ္မံ-ကို၊ န ကရောတိ-စားသောက်လို့မှ အကြောင်းလုလျက်
မပြုဘဲနေ၏။ အဟံ-သည်၊ အတိဓာတော-လည်မျိုဆိုက်တိုး အလွန် ဝပြိုးသည်။
အသ္မိ-၏။ ဣတိ-သို့၊ လေသေန-ဖြင့်၊ ကမ္မံ-ကို၊ န ကရောတိ-ဝမ်းပြည့်လွန်မှ
အကြောင်းလုလျက် မပြုဘဲနေ၏။ ဧဝံ-သို့၊ ဝါ-ဤ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်၊
ကိစ္စာပဒေသဗဟုလဿ-များသောကိစ္စကို ညွှန်ပြခြင်းရှိသည်ဖြစ်၍၊ ဝိဟရတော-
နေသော၊ တဿပုဂ္ဂလဿ-အား၊ အနုပုန္ဒာ-မဖြစ်ကုန်သေးသော၊ ဘောဂါ-
စေတ-စည်းစိမ်တို့သည်လည်း၊ နုပုဇ္ဇန္တိ-မဖြစ်နိုင်တော့ကုန်၊ ဥပုန္ဒာ-ဖြစ်ကုန်ပြီး
သော၊ ဘောဂါစ-စည်းစိမ်တို့သည်လည်း၊ ပရိက္ခယံ-တစ်နေ့တခြား လျော့ပါး
ကုန်ဆုံးခြင်းသို့၊ ဂစ္ဆန္တိ-ရောက်ရလေကုန်တော့၏။ ဣတိ ဣမေ ဆ-တို့ပေ
တည်း၊ ဂဟပတိပုတ္တ-သား၊ အလသျှာနုယောဂေ-၌၊ အာဒိနဝါ-တို့သည်၊
ဣမေ ခေါဆ-တို့ပေတည်း၊ ဂဟပတိပုတ္တ-သား၊ ဆ-ကုန်သော၊ ဘောဂါနံ-
တို့၏။ ဣမာနိ အပါယမုခါနိ-တို့ကို၊ န သေဝတိ-မမှီဝဲ၊ ဣတိ-သို့၊ အဝေါစ-
မူပြီ- (ဣမာနိ ဆ ဘောဂါနံ အပါယ မုခါနိ န သေဝတိ- ဟူသော နိဂုံး
ဝါကျကို အပိုထည့်၍ ဖတ်သည်။) ဘဂဝါ-သည်၊ ဣဒံစနံ-ဤ ဘောဂါ
ပါယမုခစကားကို၊ အဝေါစ-မူပြီ၊ သုဂတော-သော၊ သတ္တာ-သည်၊ ဣဒံ-
စနံ-ကို၊ ဝတုာန-မူပြီ၍၊ အထပစ္စာ-၌၊ အပရံ-သော၊ ဧဝံဂါထာဗန္ဓံ-
ကို၊ အဝေါစ-မူပြန်ပြီ၊ ကိ-သို့၊ အဝေါစ-နည်း။

ကေစ္စော-အချို့ သော၊ ယောပုဂ္ဂလော-အကြင်ပုဂ္ဂိုလ်သည်၊ ပါနသခါနာမ-
သေသောကယျဉ်ပြိုင် သေတင်းကုပ်တံဆိုင်၌သာ နေထိုင်တိုက်တွန်း အဆွေခင်
ပုန်းမည်သည်၊ ဟောတိ-၏။ သောပုဂ္ဂလော-မှူးရာရူးရာ အထူးပါသည် ထိုပုဂ္ဂိုလ်
သည်၊ သမ္မိယသမ္မိယော-မျက်မှောက်ရှေ့တွင် ချစ်ခင်အနေ ချစ်သောထွေဖြင့်
ချစ်ဆွေချစ်ဆွေဟု ခေါ်ဝေါ်အပ်သော စကားရှိသော အဆွေခင်ပုန်းမည်
သည်၊ ဝါ-မျက်မှောက်ရှေ့တွင် ချစ်ခင်အနေ ချစ်သောထွေဖြင့် ချစ်ဆွေ
ချစ်ဆွေဟု ခေါ်ဝေါ်ပြောဆိုတတ်သော အဆွေခင်ပုန်းမည်သည်၊ ဟောတိ-၏။

ပရိမုခေ-မမြင်လောကံဖွယ် မျက်ကွယ်အရပ်၌၊ ဝေရီသဒိသော - ဆိန်ပမာ အပေါက်ကိုရှာတတ်သော ရန်သူနှင့်တူသည်။ ဟောတိ-၏၊ ယောစ ပုဂ္ဂလော- သည်လည်း၊ အတ္ထေသု-ကိစ္စတို့သည်၊ ဇာတေသု-ဖြစ်ပေါ်လာကုန်သည်ရှိသော်၊ သဟာယော-သူခ, ဒုက္ခ ဖြစ်သမျှသို့ တကွကပ်ဖော် ကပ်ဖက်ဖြစ်သော အဖော် သဟဲသည်။ ဟောတိ-၏၊ သောပုဂ္ဂလော-ဆင်းရဲမဟူ အဖော်ကုလျက် အတူ ဖြစ်ဖက်ဖြစ်သော ထိုပုဂ္ဂိုလ်သည်သာ၊ သခါ-တစ်သက်လျာမခွဲ မှီဝဲသင့်သော အဆွေခင်ပွန်းကောင်းမည်၏။

ဥဿုရသေယျာစ-နေကြီးမြင့်လျက် မကြောက်ရွက်ဘဲ ဆက်ဆက်မပြတ် အိပ်ဇာတ်ခြင်းလည်းကောင်း၊ ပရဒါရသေဝနာစ-သူများမယွား ကျူးလွန် သောအားဖြင့် သွားလာမှီဝဲခြင်းလည်းကောင်း၊ ဝေရပုသဝေါစ-သူများ အတူကံ ကိုယ်အထက်၌ ရန်တက်ဖြစ်အောင် ရန်ကိုဆောင်လျက် များမြောက် ပွားတိုးစေခြင်းလည်းကောင်း၊ အနတ္တတာစ-သူများအပေါ် မသင့်တော် အောင် စော်ကားပြုကျင့်အပ်သော အကျိုးမဲ့ရှိသည်၏အဖြစ်လည်းကောင်း၊ ပါပါ-ယုတ်မာကုန်သော၊ မိတ္တာစ-အဆွေခင်ပွန်းတို့လည်းကောင်း၊ သုကဒရိယ တာစ-နှမြောဝန်တို့ မလှလိုဘဲ စဉ်းလဲညစ်ပွတ် ဖြူအလွန်စက်ဆုပ် ကဲ့ရဲ့အပ် သော သတ္တဝါ၏အဖြစ်လည်းကောင်း၊ ဣတိ-သို့၊ ဇေတဆဋ္ဌာနာ-ဤခြောက် ပါးသော အကြောင်းအရာတို့သည်၊ ပုရိသံ-မဟုတ်မတရား ပြုဖန်များသည့် ယောကျ်ားမိုက်ကို၊ ဓံသယန္တိ-ကောင်းကျိုးမပြီး ကျိုးပျက်စီးအောင် ဖျက်ဆီး တတ်လေကုန်၏။

ပါပါမိတ္တော-မကောင်းမှုများစွာ ပြုကျင့်ရာ၌ ယုတ်မာသောအဆွေရှိသော၊ ပါပါသခေါ-မကောင်းမှုများစွာ ပြုကျင့်ရာ၌ ယုတ်မာသောခင်ပွန်းရှိသော၊ ပါပါအာစာရဂေါစရော-ယုတ်မာသောအကျင့်၊ ယုတ်မာသောဣန္ဒြေတို့၏ ကျက် စားရာ အာရုံရှိသော၊ နရော-လူဆိုးနောက်လိုက် အယုတ်ကြိုက်သည့် လူမိုက် သတ္တဝါသည်၊ အသ္မာလောကာစ-ဤပစ္စုပ္ပန်လောကမှလည်းကောင်း၊ ပရမ္မာ လောကာစ-တမလွန်လောကမှလည်းကောင်း၊ ဣတိ-သို့၊ ဥတယာ-နှစ်ပါး စုံသော လောကမှ၊ ဓံသတေ-အကျိုးမရ အရှက်ရလျက် လျောကျ ပျက်စီး တတ်၏။

အက္ခိတ္တိယောစ - မကြောက်မရွက် သက်သက် အံ့ကြူးတတ်သည်၏အဖြစ်၊ မဇ္ဇမက္ခက် မကြောက်ရွက်ဘဲ သက်သက် မိန်းမကြူးဘတ်သည်၏ အဖြစ်တို့ လည်းကောင်း၊ ဝါရုဏီစ-မှားမှားမှောက်မှောက် မရွက်ကြောက်ဘဲ သေ သောက်တတ်သည်၏အဖြစ်လည်းကောင်း၊ နစ္စဂီတံစ-မပြတ်သီဆို ရပ်ထိုထိုသို့ အလိုလိုက်ကစ သွားလှေကြည့်ရှု နားထောင်မှလည်းကောင်း၊ ဒိဝါ-နေ့အခါ၌၊ သောပုဉ္ဇ-လုပ်ငန်းမမျှော် အိပ်ပျော်တတ်ခြင်းလည်းကောင်း၊ အကာလေ-

အချိန်မဲ့အခါမဲ့၌၊ ပါရိစရိယာစ-ထင်မိထင်ရာ လမ်းများစွာသို့ သွားလာ လှည့်လည်တတ်ခြင်းလည်းကောင်း၊ ပါပါ-ယုတ်မာကုန်သော၊ မိတ္တာဇ-အဆွေ ခင်ပွန်းတို့သည်လည်းကောင်း၊ သုကဒရိယတာစ-နှမြောဝန်တို့ မလှလှိအံ စဉ်းလဲညစ်ပုပ် အလွန်စက်ဆုပ် ကဲ့ရဲ့အပ်သော သတ္တဝါ၏အဖြစ်လည်းကောင်း၊ ဣတိ-သို့၊ ဇေတစဋ္ဌာနာ-ဤကိုးပါးသော အကြောင်းအရာတို့သည်လည်း၊ ပုရိသံ-လမ်းလွဲလမ်းမှား လိုက်ဖန်များစွာ ယောကျ်ားမိုက်ကို၊ ခံသယန္တိ- တဝဆက်ဆက် အကျိုးပျက်အောင် ပျက်ဆီးတတ်ကြလေကုန်၏။

ယေပုဂ္ဂလာ-အကြင်ပုဂ္ဂိုလ်တို့သည်၊ အက္ခေဟိ-အန်စာတို့ဖြင့်၊ ဒိဗ္ဗန္တိ-ကာမ ယစ်မှူး အလောင်းကြူးလျက် မြူးထူးပျော်ပါး ကစားတတ်ကြကုန်၏၊ သုရုံ- သေအရက်ကို၊ ပိဝန္တိ-ရှေ့မကြောက် သောက်တတ်ကြကုန်၏၊ ပရေသံ- တစ်ပါးသောသူတို့၏၊ ပါဏသမာ-အသက်နှင့်တူကုန်သော၊ ဣတ္ထိယော-မိန်းမ တို့သို့၊ ယန္တိ-မေ့မေ့မှူးမှူး ရူးကြီးရူးလျက် လွန်ကျူးသွားလာတတ်ကြကုန်၏၊ တာဒိသော-ထိုကဲ့သို့အပ်သောသဘောရှိသော၊ နိဟိနုသေဝိ-ယုတ်ညံ့သေးပွဲ လှမိုက်မဲကို မှီဝဲစည်းကပ်လေ့ရှိသော၊ နစဝုဒ္ဓသေဝိ-မညာကြီးမား သူတော် ကောင်းများကို မခစား မမှီဝဲလေ့ရှိသော၊ ပုဂ္ဂလော-အများစက်ဆုပ် အထဲ ပုပ်သည် သူယုတ်ပုဂ္ဂိုလ်သည်၊ ကာလပက္ခေ-လဆုတ်မကွ ခါသမယ၌၊ စန္ဒော- လမိမာန်သည်၊ နိဟိယတိဣဝ-တစ်နေ့တခြား ယုတ်လျော့၍ သွားသကဲ့သို့၊ တထာ-ထို့ အတူ၊ နိဟိယတေ-တစ်နေ့တခြား ယုတ်လျော့၍ သွားတတ်၏။

ယောပုဂ္ဂလော-သည်၊ ဝါရုဏီ-မှားမှားမှောက်မှောက် မရှက်မကြောက်ဘဲ သေသောက်ခြင်းအလေ့ရှိသည်၊ အဒ္ဓန္နော - ရှေ့ငွေ ရတနာ ဥစ္စာမရှိသည်၊ အကိဉ္ဇန္နော-ဥစ္စာအရေး မမျှော်တော့ဘဲ အေးအေးမြမြ စိတ်သက်ချလျက် လုံ့လကြောင့်ကြမရှိသည်၊ ပိပါသော-မရှက်မကြောက် သေသောက်လိုသည်၊ ဟုတော-၍၊ သမပ္ပမဂတော-ကျင့်ဆိုးဝသီ အယုတ်ကိုမိသည့် မညီညွတ် သော သေတင်းကုပ် ဘုံဆိုင်သို့ သွားတတ်သည်။ (ဤ၌ ဝိသမပ္ပမဂတော ဟု ပါဠိပျက်လျက် ရှိတတ်၏။) ဟောတိ - ၏၊ သောပုဂ္ဂလော - သည်၊ ပါသာဏော-ကျောက်သည်၊ ဥဒကံ-ရေသို့၊ ဝိဂါဟတိဣဝ-အောက်သို့ စုပ်စုပ် မြုပ်ကြီးမြုပ်သကဲ့သို့၊ တထာ-တူ၊ ဣဏံ-ကြွေးမြီသည်၊ ဝိဂါဟတိ-ဆွေမျိုး ပေါ်ရယ် မကယ်နိုင်ဘဲ လည်တိုင် တိုင်အောင် နစ်မြုပ်ကြီး နစ်မြုပ်စုလေ၏၊ ဒိပ္ပံ-လျင်စွာ၊ အတ္တန္နော-မိမိ၏၊ အာကုလံ-ကြွေးမြီထူလျက် နှောင့်ယှက် ရှုပ် ထွေးသည်၏ အဖြစ်ကို၊ ကာဟိတိ-မချွတ်မလွဲ အမြဲကေနံ အမှန်ပြုတော့လတ္တံ့။

ဒိဝါ-နေအခါ၌၊ သောပုသိလေန-လုပ်ငန်းအတွက် မငဲ့ကွက်ဘဲ သက်သက် အိပ်ခြင်း အလေ့ရှိသော၊ ရတ္တိ-ညဉ့်အခါ၌၊ အနုဋ္ဌာနဒေသိနာ-တစ်ကြိမ်

တစ်ခါမျှ ထခြင်း အလေ့မရှိသော၊ နိစ္စံ-အမြဲ၊ မထွေ့နု-ပျော်ပွဲ အထူးထူး အလိုက်ကြူးလျက် မေ့မူးပေါ့လျော့သော၊ သောဏ္ဍေန-မေ့မေ့မူးမူး ကာမ ကြူးသော၊ ပုဂ္ဂလေန-လောဘအကြိုက် အမြဲလိုက်သည့် လူမိုက်ပုဂ္ဂိုလ်သည်၊ စာရိ-အိမ်ကို၊ အာဝသိတုံ-ထင်ထင်ရှားရှား မပျက်ပြားအောင် ပိုင်းခြားအုပ်ချုပ် ကြီးကဲလုပ်၍ နေခြင်းငှာ၊ န သက္ကာ-မှတတ်ကောင်းခဲ့။

“ဣဒံ-ဤအခါသည်၊ အတိသိတံ-အလွန် အေးသည်၊ အဟု-ဖြစ်ခဲ့ပြီ၊ ဣဒံ- သည်၊ အတိဥဏှံ-အလွန်ပူသည်၊ အဟု-ပြီ၊ ဣဒံ-သည်၊ အတိသာယံ-အလွန် မိုးချုပ်သည်၊ အဟု-ပြီ၊ အယံ-သည်၊ အတိပါတော-အလွန်စောသည်၊ အဟု- ပြီ၊ အဟံ-သည်၊ အတိဆာတော-ငတ်မွတ်ပြင်းစွာ အလွန်ဆာသည်၊ အသ္မိ- ဖြစ်ခဲ့သေး၏၊ အဟံ-သည်၊ အတိဓာတော-လည်မျိုဆိုက်ထိုး အလွန်ဝဖြိုးသည်၊ အသ္မိ-၏၊ ဣတိ-သို့၊ ဝတုာ-ပြောဆို၍၊ ဝိဿဠကမ္မန္တေ-အားခွင့်ရှာတတ် မပြု လတ်ဘဲ စွန့်လွတ်ထားအပ်သော အမှုရှိကုန်သော၊ မာဏဝေ-တဏှာနောက်လိုက် အပျင်းကြိုက်သည့် လူမိုက်သတ္တဝါတို့ကို၊ အတ္တာ-ရှေ့ငွေရတနာ ဥစ္စာတို့သည်၊ ဝါ-ရောင်းရ၊ စယ်ရ များပြားလှသည့် ကိစ္စလုပ်ငန်းတို့သည်၊ အစေန္တိ-ကင်းကွာ ပျက်ပျောက် ကိုယ့်ထံမရောက်ဘဲ လွန်မြောက်ကြလေကုန်၏၊ ဝါ-ချိန်ကောင်း ကာလ မမီရဘဲ လွန်ရလေကုန်၏။ (ပြည့်စုံအောင် ဆောင်၍ စပ်သည်။)

☞ ဣဓ ဣမသ္မိံ လောကေ-ဤလောက၌၊ ယော ပုဂ္ဂလော-သည်၊ သိတဉ္စ- အအေးကို လည်းကောင်း၊ ဥဏှဉ္စ-အပူကို လည်းကောင်း၊ တိဏှာ-မြက်ပင် ထက်လည်း၊ ဝါ-မြက်ပင်လောက်ကမ္မလည်း၊ ဘိယျော-အလွန်၊ ဝါ-အလွန် အကဲ၊ နမညတိ-မစအောက်မေ့မမှတ်ထင်၊ ဝါ-ထိမထင်၊ ပုရိသကိစ္စာနိ-ကြီးကြီး မားမား အားခဲထားသည့် ယောကျ်ားပြုဖွယ် ကိစ္စကြီးငယ်တို့ကို၊ ကရိ-မပြတ် မလပ် ချိန်ကောင်းမှတ်၍ ပြုတတ်သော၊ သော ပုဂ္ဂလော-အခွင့် အလျော် မြဲစေ့ဆော်သည့် ထိုသူစော်ပုဂ္ဂိုလ်သည်၊ သုခါ-လူ့ရပ်နတ်ဌာန နိဗ္ဗာန် ချမ်း သာမှု၊ န ဝိဟာယတိ-လုံ့ လကြီးကုတ် လမ်းအဟုတ်ကြောင့် မယုတ်မလျော့နိုင်၊ ဣတိ-သို့၊ အဝေါစ-မပြန်ပြီ။

မိတ္တပတိဂ္ဂပက

၂၅ မှ။ ဂဟပတိ ပုတ္တနိသား၊ အညဒတ္ထု-စင်စစ်ကေန အမှန်အားဖြင့်၊ ဟရော-ကိုယ်ပိုင်မပါ ဆောင်ရုံသာ ဆောင်တတ်သော ပုဂ္ဂိုလ်ကို၊ အမိတ္တော- ကျေးဇူးများထွေ ပြုတတ်ပေသည့် အဆွေခင်ပွန်း မဟုတ်သော၊ မိတ္တပတိဂ္ဂပ- ကော-ခင်ပွန်းတူ၊ ခင်ပွန်းယောင်၊ ခင်ပွန်းကြောင်၊ ခင်ပွန်းယုတ်၊ ခင်ပွန်းစုတ်၊ ခင်ပွန်းဆိုး ဟူ၍၊ ဝေဒိတဗျော-ဆက်ဆက် မသွေ သိအပ်ပေ၏၊ ဝစီပရမော- ပစ္စည်းမပါ စကားသာအပိုင်းအခြား အတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်ကို၊ ဝါ-

ပစ္စည်းမပါ နှုတ်လောကုတ်သာ အပိုင်းအခြားအတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်ကို၊ အမိတ္တော-သော၊ မိတ္တပတိရူပကော-ဟူ၍၊ ဝေဒိတဗျော-အပ်၏။ အနုပ္ပိယ-ဘာဏိ-ကောင်းဆိုးနှစ်တန် အလိုအကြံကို ကော်လိုက်၍ ပြောဆိုတတ်သော ပုဂ္ဂိုလ်ကို၊ အမိတ္တော-သော၊ မိတ္တပတိရူပကော-ဟူ၍၊ ဝေဒိတဗျော-အပ်၏။ အပါယသဟာယော-စည်းစိမ် ပျက်ကြောင်း လမ်းမကောင်းရာ၌ အပေါင်း အဖော်ဖြစ်သောပုဂ္ဂိုလ်ကို၊ အမိတ္တော-သော၊ မိတ္တပတိရူပကော-ဟူ၍၊ ဝေဒိ-တဗျော-အပ်၏။ ဣတိ-သို့၊ စတ္တာဓော-လေးယောက်ကုန်သော၊ ဣမေ ပုဂ္ဂလ-ာ-ဤပုဂ္ဂိုလ်တို့ကို၊ အမိတ္တော-ကုန်သော၊ မိတ္တပတိရူပကော-တို့ဟူ၍၊ ဝေဒိတဗျော-အပ်ကုန်၏။

၂၅၅။ ဂဟပတိ ပုတ္တ-သား၊ အညဒတ္တု-စင်စစ်ကော် အမှန်အားဖြင့်၊ ဟဇော-ကိုယ်ပိုင်မပါ ဆောင်ရုံသာ ဆောင်တတ်သည်၊ ဟောတိ-၏၊ အပေနေ-မပြောလောက်ဖွယ် အနည်းငယ်ဝတ္ထု ပေးလိုက်မှုဖြင့်၊ ဗဟို-ဆပေါင်းများစွာ ဥစ္စာဝတ္ထုကို၊ ဣစ္ဆတိ-ကတ်ကတ်သတ်သတ် အလိုရှိတတ်၏၊ အတ္တဇော-မိမိအား၊ ဘယေ-မင်းမှုတန်တန် ဘေးရန် အပေါင်းသည်၊ ဥပ္ပဇ္ဇေ-များစွာဖို့ဖို့ တွေ့ကြုံ ဖြစ်ပေါ်လာသည်ရှိသော်၊ အဿသဟာယသ-ထိုအဆွေခင်ပွန်း၏၊ ကိစ္စ-ပြုဖွယ် အဝဝ များပြားလှသည့် ကိစ္စအပေါင်းကို၊ ကဇောတိ-ကျွန်၏ပမာ ပြုကျင့် ဆောင်ရွက်လာ၏၊ အတ္တကာရဏာ-မိမိကောင်းကျိုး ပွားတိုးစေလိုခြင်းဟူသော အကြောင်းကြောင့်၊ သေဝတိ-နေ့စဉ်အမြဲ မှီဝဲဆည်းကပ်လာ၏၊ ဣတိ-သို့၊ စတုဟိ-လေးပါးကုန်သော၊ ဣမေဟိ ဌာနေဟိ-ဤအကြောင်းတို့ဖြင့်၊ အည-ဒတ္တု-အားဖြင့်၊ ဟဇော-ကို၊ အမိတ္တော-သော၊ မိတ္တပတိရူပကော-ဟူ၍၊ ဝေဒိ-တဗျော-အပ်၏။ ဂဟပတိပုတ္တ-သား၊ စတုဟိ-ကုန်သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ အညဒတ္တု-အားဖြင့်၊ ဟဇော-ကို၊ အမိတ္တော-သော၊ မိတ္တပတိရူပ-ကော-ဟူ၍၊ ဝေဒိတဗျော-အပ်၏။

၂၅၆။ ဂဟပတိပုတ္တ-သား၊ အတိတေန-မဖြစ်နိုင်ရာ လွန်ပြီးသော ဥစ္စာ ဖြင့်၊ ပဋိသန္ဓရတိ-ပိတ်ကာဆို ကာ ချီးမြှောက်ရှာ၏၊ အနာဂတေန-မဖြစ်နိုင်ရာ အနာဂတ်ဥစ္စာဖြင့်၊ ပဋိသန္ဓရတိ-၏၊ နိရတ္တကေန-ဆင်ပေါ်မြင်းထက် စီးလျက် မိတ်ဆွေ တွေ့မြင်လေသော် အခြေမပြီး ကျိုးမမှီးသည့် အချည်းနှီးသော စကားဖြင့်၊ သင်္ဂဏာတိ-စီးပါ ဝယ်ပါ ချီးမြှောက်ရှာ၏၊ ပစ္စုပ္ပန္နသု-ထိုထို အကြောင်းကိုစွဲ၍ ဖြစ်ဆဲဖြစ်ကုန်သော၊ ကိစ္စေသု-ပြုဖွယ်များလှ အဝဝသော ကိစ္စတို့၌၊ ဗျသနံ-မဟုတ်မမှန် ဖျက်ဆီးဟန်ကို၊ ဒဿတိ-မိတ်ဆွေအတွက် မပေးရက်ဘဲ သက်သက်ရှုတ်ချ နှမြောလှ၍ ညွှန်ပြလေ၏၊ ဣတိ-သို့၊ စတုဟိ-ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ ဝစိပရမော-ကို၊ အမိတ္တော-သော၊ မိတ္တပတိ-ရူပကော-ဟူ၍၊ ဝေဒိတဗျော-အပ်၏။ ဂဟပတိပုတ္တ-သား၊ စတုဟိ-ကုန်သော၊

ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ ဝစီပရမော-ကို၊ အမိတ္တော-သော၊ မိတ္တပတိရူပ-
ကော-ဟူ၍၊ ဝေဒိတဗျော-အပ်၏။

၂၅၇။ ဂဟပတိပုတ္တ-သား၊ အဿသဟာယဿ-အား၊ ပါပကမ္မိ-အပါယ်
လားကြောင်း၊ မကောင်းမှုကိုလည်း၊ အနုဇာနာတိ-အကြောင်း၊ သင့်၊ မသင့်
မထောက်ချင့်ဘဲ ခွင့်ပြုတတ်၏၊ အဿသဟာယဿ-အား၊ ကလျာဏမ္မိ-နတ်
ပြည်ရောက်ကြောင်းကောင်းမှုကိုလည်း၊ အနုဇာနာတိ-၏၊ အဿသဟာယဿ-
၏၊ သမ္ပုခါ-ထံပါးသို့ရောက် ရှေ့မျက်မှောက်၌၊ ဝဏ္ဏံ-မိမိအစွမ်း အားကုန်
လှမ်း၍ ချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို၊ ဘာသတိ-အကယ်လို့လို့ မျက်နှာ
ချိုလျက် ပြောဆိုတတ်၏၊ အဿသဟာယဿ-၏၊ ပရမ္ပုခါ-မမြင်လောက်ဖွယ်
မျက်ကွယ်အရပ်၌၊ အဝဏ္ဏံ-မိတ်ဆွေတန်မဲ့ ကျော့ကွဲသို့ ကဲ့ရဲ့အပ်သောအပြစ်
ကို၊ ဘာသတိ-စိတ်ထားမချို အမှားပိုလျက် ပြောဆိုတတ်၏၊ ဣတိ-သို့၊ စတုဟိ-
ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ အနုပိယဘာဏီ-ကို၊ အမိတ္တော-သော၊ မိတ္တ-
ပတိရူပကော-ဟူ၍၊ ဝေဒိတဗျော-အပ်၏၊ ဂဟပတိပုတ္တ-သား၊ စတုဟိ-ကုန်
သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ အနုပိယဘာဏီ-ကို၊ အမိတ္တော-သော၊ မိတ္တ-
ပတိရူပကော-ဟူ၍၊ ဝေဒိတဗျော-အပ်၏။

၂၅၈။ ဂဟပတိပုတ္တ-သား၊ သုရာ မေရုယ မဇ္ဇပုမာဒဋ္ဌာနာနုယောဂေ-
ယစ်မှူးတွေဝေစေတတ်သော မေ့လျော့ခြင်း၏ တည်ရာ အကြောင်း ဖြစ်သော
ဆေငါးပါး၊ အရက်ငါးပါးကို သောက်ခြင်းကို အဖန်ဖန် အားထုတ်ခြင်း၌၊
သဟာယော-တကွရောယှက် သွားလာဖက်အဖော်သည်၊ ဟောတိ-၏၊ ဝိကာလ-
ဝိသိခါ စရိယာနုယောဂေ-အချိန် အခါမဲ့၌ ခရီးလမ်းမတို့၌ သွားလာလှည့်
လည်ခြင်းကို အဖန်ဖန် အားထုတ်ခြင်း၌၊ သဟာယော-သည်၊ ဟောတိ-၏၊
သမဇ္ဇာတိ စရဏေ-ပွဲလမ်းသဘင် စီရင်ကျင်းပရာအရပ်သို့ လာခြင်း၌၊ သဟာ-
ယော-သည်၊ ဟောတိ-၏၊ ဇူတပုမာဒဋ္ဌာနာနုယောဂေ-မေ့လျော့ခြင်း၏တည်
ရာ အကြောင်းဖြစ်သော ကြွအန်ကစားခြင်းကို အဖန်ဖန် အားထုတ်ခြင်း၌၊
သဟာယော-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ စတုဟိ-ကုန်သော၊ ဌာနေဟိ-
တို့ဖြင့်၊ အပါယ သဟာယော-ကို၊ အမိတ္တော-သော၊ မိတ္တပတိရူပကော-ဟူ၍၊
ဝေဒိတဗျော-အပ်၏၊ ဂဟပတိပုတ္တ-သား၊ စတုဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-
တို့ဖြင့်၊ အပါယ သဟာယော-ကို၊ အမိတ္တော-သော၊ မိတ္တပတိရူပကော-ဟူ၍၊
ဝေဒိတဗျော-အပ်၏၊ ဣတိ-သို့၊ အဝေါစ-မူပိ။

၂၅၉။ ဘဂဝါ-သည်၊ ဣဒံစနံ-ဤမိတ္တပတိရူပကစကားကို၊ အဝေါစ-
မူပိ၊ သုဂတော-သော၊ သတ္တာ-သည်၊ ဣဒံစနံ-ကို၊ ဝတုာန-မူပိ၌၊ အထ-
ပစ္စာ-၌၊ အပရံ-သော၊ တေဂါထာဗန္ဓံ-ကို၊ အဝေါစ-မူပိ၌၊ ကိ-သို့၊
အဝေါစ-နည်း။

ယောမိတ္တောစ-အကြင် အဆွေ ခင်ပွန်း သည်လည်း၊ အညဒတ္ထု-စင်စစ်
 ကေန အမှန်မှချ၊ ဟရော-ကိုယ်ပိုင် မပါ ဆောင်ရုံသာ ဆောင်တတ်သည်၊
 ဟောတိ-၏၊ ယောစ မိတ္တော-သည်လည်း၊ ဝစီပရော-ပစ္စည်းမပါ စကားသာ
 အပိုင်းအခြားရှိသည်၊ ဝါ-ပစ္စည်းမပါ နှုတ်လောကွတ်သာ အပိုင်းအခြားရှိ
 သည်၊ ဟောတိ-၏၊ ယောစ မိတ္တော-သည်လည်း၊ အနုပ္ပိယံ-ဆိုး၊ ကောင်း
 နှစ်တန် အလိုအကြံကို၊ အာဟ-ယွင်းယွင်းမှားမှား မစဉ်းစားဘဲ ထင်ရှား ဆို
 ထတ်၏၊ ယောစ သခါ-သည်လည်း၊ အပါယေသု-စည်းစိမ် ပျက်ကြောင်း
 လမ်းမကောင်းရာတို့၌၊ သခါ-မကြောက် မရှက် သွားလာတတ်သော အဆွေ
 ခင်ပွန်းသည်၊ ဟောတိ-၏။

စတ္တာရော-လေးယောက်ကုန်သော၊ ဧတေပုဂ္ဂလေ-မူးလိုက်ရူးလိုက် အထူး
 ကြိုက်သည့် ဤလူမိုက်ပုဂ္ဂိုလ်တို့ကို၊ ပဏ္ဍိတော-ကြောင်းကျိုး မြင်သိ ပညာ
 ရှိသော၊ ပုဂ္ဂလော-သည်၊ အမိတ္တေဣတိ-အဆွေခင်ပွန်းကောင်းမဟုတ် အဆွေ
 ခင်ပွန်းယုတ်တို့ဟူ၍၊ ဝိညာယ-လူဆိုးအမှန် ကေနသိ၍၊ ပဋိဘယံ-ဘိလူးသားရ
 အမြဲရောပြမ်း ဘေးဘျမ်းရှိသော၊ မဂ္ဂံ-ခရီးလမ်းကို၊ အာရကာ-ဝေးစွာ၊ ပရိ-
 ဝဇ္ဇေယျယထာ-စဉ်းစား ဆင်ခြင် ရှုမျှော်မြင်လျက် ရှောင်ကြဉ်ရာ သကဲ့သို့၊
 တထာ-ပမာနှိုင်းယူ ထို့အတူသာ၊ အာရကာ-ဝေးစွာ၊ ဝါ-လွတ်ရာ ခရီး
 ဝေးဝေးကြီးက၊ ပရိဝဇ္ဇေယျ-စဉ်းစား ဆင်ခြင် ရှုမျှော်မြင်လျက် ရှောင်ကြဉ်
 ရာ၏၊ ဣတိ-သို့၊ အဝေါစ-မူပြန်ပြီ။

သုဟဒ မိတ္တ

၂၆၀။ ဂဟပတိပုတ္တ-သား၊ ဥပကာရော-ကြည်ကြည်နှူးနှူး လုံးဝေထူးဖြင့်
 ကျေးဇူးပြုတတ်သောပုဂ္ဂိုလ်ကို၊ သုဟဒေါ-ပျော့ပျော့ပျောင်းပျောင်း ကောင်း
 သောစိတ်နှလုံးရှိသော၊ မိတ္တော-အဆွေ ခင်ပွန်းကောင်း ဟူ၍၊ ဝေဒိတဗ္ဗော-
 မှချမသွေ သိအပ်ပေ၏၊ သမာန သုခ ဒုက္ခော-မိတ်ဆွေနှင့် တကွ တူမျှသော
 ချမ်းသာ၊ ဆင်းရဲရှိသော ပုဂ္ဂိုလ်ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊ ဝေဒိ-
 တဗ္ဗော-၏၊ အတ္ထက္ခာယိ-ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော အကျိုးကို ပြောဆို
 ညွှန်းချ လမ်းပြတတ်သော ပုဂ္ဂိုလ်ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊ ဝေဒိ-
 တဗ္ဗော-အပ်၏၊ အနုကမ္ပကော-မိတ်ဆွေကို အစဉ် စောင့်ရှောက် ချီးမြှောက်
 တတ်သော ပုဂ္ဂိုလ်ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊ ဝေဒိတဗ္ဗော-၏၊
 ဣတိ-သို့၊ စတ္တာရော-ကုန်သော၊ ဣမေပုဂ္ဂလာ-အသင့်အလျော် မိတ်ဝတ်ပျော်
 သည့် ဤ သူတော်ကောင်းပုဂ္ဂိုလ်ကို၊ သုဟဒေါ-ကုန်သော၊ မိတ္တော-တို့ဟူ၍၊
 ဝေဒိတဗ္ဗော-အပ်ကုန်၏။

၂၆၁။ ဂဟပတိပုတ္တ-သား၊ ပမတ္တိ-ယိစိမ္မုးတွေဝေ မေ့လျော့နေသော အဆွေခင်ပွန်းကို၊ ရက္ခတိ-ဘေးရန်ပေါ်ယယ် အသွယ်သွယ်မှ ကာကွယ်စောင့်ရှောက်တတ်၏။ ပမတ္တဿ-၏။ သာပတေယျ-ရွှေငွေဥစ္စာ ရတနာကို၊ ရက္ခတိ-သုလက်မရောက် မယွင်းဖောက်အောင် စောင့်ရှောက်တတ်၏။ ဘိတဿ-မင်းထံ စိုးရောက် ဘေးပေါ်ပေါက်က ရွံ့ကြောက်တတ်သော အဆွေခင်ပွန်း၏။ လရဏိ-ဘေးကိုပယ်ဖျောက် မရွံ့ကြောက်အောင် စောင့်ရှောက်ကယ်မတတ်သည်။ ဟောတိ-၏။ ကိစ္စကရဏိယေသု-မချွတ်ပြုရမည့်ကိစ္စ၊ ပြုသင့်ပြုထိုက်သောကိစ္စတို့သည်။ ဥပ္ပန္နေသု-အခွင့်အလျော် ဖြစ်ပေါ်လာကုန်သည်ရှိသော်၊ တဒ္ဓိဂုဏ်-ထိုမိတ်ဆွေအလိုရှိအပ်သော စည်းစိမ်ဥစ္စာထက် နှစ်ဆတက်မိမိသော၊ ဘောဂံ-စည်းစိမ်ဥစ္စာကို၊ အနုပ္ပဒေတိ-တော်ရာတော်ရာ အခွင့်သားအောင် လျော်စွာ ပေးကမ်း၏။ ဣတိ-သို့၊ စတုဟိ-ကုန်သော၊ ဌာနေဟိ-အကြောင်းတို့ဖြင့်၊ ဥပကာရေ-ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊ ဝေဒိတဗ္ဗော-၏။ ဂဟပတိပုတ္တ-သား၊ စတုဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-တို့ဖြင့်၊ ဥပကာရေ-ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊ ဝေဒိတဗ္ဗော-၏။

၂၆၂။ ဂဟပတိပုတ္တ-သား၊ အဿသဟာယဿ-ထိုအဆွေခင်ပွန်းအား၊ ဂုယှံ-အများအတွက် အသိခက်အောင် လျှို့ဝှက်သင့်သောစကားကို၊ အာစိက္ခတိ-မထိန်းမချန် အကုန်ပြန်၍ ပြောဆိုတတ်၏။ အဿသဟာယဿ-၏။ ဂုယှံ-ကို၊ ပရိဂုဟတိ-အများသိရန် မပြန်လှန်ဘဲ ထိန်ချန်လျှို့ဝှက်တတ်၏။ အာပဒါသု-ဘေးရန်ပေါ်ယယ် ကြောက်လန့်ဖွယ်တို့ကြောင့်၊ နဝိဇဟတိ-မကြောက်မရွံ့ ဆီးတားကန့်လျက် မစွန့်လွှတ်တတ်။ အဿသဟာယဿ-၏။ အတ္ထာယ-အကျိုးငှာ၊ ဇီဝိဇာမိ-မိမိအသက်သည်လည်း၊ ဝါ-မိမိအသက်ကိုပင်သော်လည်း၊ ပရိစ္စတ္တိ-ရက်ရက်စက်စက် မငဲ့ကွက်ဘဲ သက်သက်စွန့်အပ်နိုင်သည်။ ဟောတိ-၏။ ဣတိ-သို့၊ စတုဟိ-ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ သမာနသုခဒုက္ခော-ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊ ဝေဒိတဗ္ဗော-အပ်၏။ ဂဟပတိပုတ္တ-သား၊ စတုဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-တို့ဖြင့်၊ သမာနသုခဒုက္ခော-ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊ ဝေဒိတဗ္ဗော-အပ်၏။

၂၆၃။ ဂဟပတိပုတ္တ-သား၊ မါပါ-အပါယ်လားကြောင်း မကောင်းမှုမှ၊ နိဝါရေတိ-မကောင်းမှုဖြစ် ပွင့်ဆိုလှစ်၍ တားမြစ်ကန့်ကွက်တတ်၏။ ကလျာဏေ-နုတ်ပြည်ရောက်ကြောင်း ကောင်းမှုတရား၌၊ နိဝေသေတိ-ထူးထူးထွေထွေ နှိုးဆော်ပေး၍ တည်စေတတ်၏။ အဿုတံ-မကြားအပ်ဖူးသော တရားထူးကို၊ သာဓေတိ-ထူးထူးပြားပြား ကြားမြင်များအောင် နာကြားစေတတ်၏။ သဂ္ဂဿ-နုတ်ပြည်၏။ မဂ္ဂံ-ရောက်ရာရောက်ကြောင်း လမ်းရိုးကောင်းကို၊ အာစိက္ခတိ-

သန့်ရှင်းသဘော ကုသိုလ်စောင့်အောင် ပြောဟောတတ်၏။ ဣတိ-သို့၊ စတုဟိ-
ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ အတ္တက္ခာယိ-ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊
ဝေဒိတဗျော-သိအပ်၏။ ဂဟပတိပုတ္တ-သား၊ စတုဟိ-ကုန်သော၊ ဣမေဟိ
ဌာနေဟိ-တို့ဖြင့်၊ အတ္တက္ခာယိ-ကို၊ သုဟဒေါ-သော၊ မိတ္တော-ဟူ၍၊ ဝေဒိတဗျော-
အပ်၏။

၂၆၄။ ဂဟပတိပုတ္တ-သား၊ အဿသဟာယသ-၏။ အဘဝေန-ခြေရံ
သင်းပင်း ပျက်စီးခြင်းကြောင့်၊ နန္ဒတိ-ကိုယ်ဥစ္စာပျက် အခံခက်သို့ မနှစ်သက်
တတ်၊ အဿသဟာယသ-၏။ ဘဝေန-ခြေရံသင်းပင်း ကြီးပွားခြင်းကြောင့်၊
နန္ဒတိ-စိတ်သောမန သဘောကျလျက် အားရနှစ်သက်တတ်၏။ အဝဏ္ဏိ-မဂ္ဂမဇ္ဇ
ကျောက်ဖဲ့သို့ ကဲ့ရဲ့အပ်သောအပြစ်ကို၊ ဘဏမာန-မျက်နှာမချို ဒေါသပိုလျက်
ပြောဆိုတတ်သောပုဂ္ဂိုလ်ကို၊ နိဝါရေတိ-မနှစ်မသက် အခံခက်၍ ကန့်ကွက်
တားမြစ်တတ်၏။ ဝဏ္ဏိ-မေတ္တာရောပြုမ်း ကျေးဇူးလှမ်းလျက် ချီးမွမ်းအပ်သော
ဂုဏ်ကျေးဇူးကို၊ ဘဏမာန-နှုတ်ပြဟူစို့ရုံ မေတ္တာပိုလျက် ပြောဆိုတတ်သော
ပုဂ္ဂိုလ်ကို၊ ပသံသတိ-မေတ္တာရောပြုမ်း ရေအေးဖျန်းသို့ ချီးမွမ်းတတ်၏။
ဣတိ-သို့၊ စတုဟိ-ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ အနုကမ္မကော-ကို၊ သုဟဒေါ-
သော၊ မိတ္တော-ဟူ၍၊ ဝေဒိတဗျော-အပ်၏။ ဂဟပတိပုတ္တ-သား၊ စတုဟိ-
ကုန်သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ အနုကမ္မကော-ကို၊ သုဟဒေါ-သော၊
မိတ္တော-ဟူ၍၊ ဝေဒိတဗျော-အပ်၏။ ဣတိ-သို့၊ အဝေါစ-မူပြီ။

၂၆၅။ ဘဂဝါ-သည်၊ ဣဒံစစနံ-ဤမိတ္တစကားကို၊ အဝေါစ-မူပြီ၊
သုဂတော-သော၊ သတ္တာ-သည်၊ ဣဒံစစနံ-ကို၊ ဝတ္တာန-မူပြီ၍၊ အထပစ္စာ-၌၊
အပရံ-သော၊ ဧတံဂါယာဗန္ဓံ-ကို၊ အဝေါစ-မူပြန်ပြီ၊ ကိ'-သို့၊ အဝေါစ-နည်း။

ယောမိတ္တောစ-အကြင်အဆွေခင်ပွန်းသည်လည်း၊ ဥပကာရော-ကြည်ကြည်
နူးနူး လုံ့လထူးဖြင့် ကျေးဇူးပြုတတ်သည်၊ ဟောတိ-၏။ ယောစသခါ-အကြင်
အဆွေခင်ပွန်းသည်လည်း၊ သုခဒုက္ခော-မိတ်ဆွေနှင့်တူမျှသော ချမ်းသာဆင်းရဲ
ရှိသည်၊ ဟောတိ-၏။ ယောမိတ္တောစ-သည်လည်း၊ အတ္တက္ခာယိ-ပစ္စုပ္ပန်သံသရာ
နှစ်ဖြာသောအကျိုးကို ပြောဆိုညွှန်ချ လမ်းပြုပြောဆိုတတ်သည်၊ ဟောတိ-၏။
ယောမိတ္တောစ-သည်လည်း၊ အနုကမ္မကော-မိတ်ဆွေကို အစဉ်စောင့်ရှောက်
ချီးမြှောက်တတ်သည်၊ ဟောတိ-၏။

စတ္တာရော-ကုန်သော၊ ဧတေပိပုဂ္ဂလေ-အသင့်အလျော် မိတ်ဝတ်ပျော်သည့်
ဤသူတော်ကောင်းပုဂ္ဂိုလ်တို့ကိုသာ၊ မိတ္တဣတိ- ပျော့ပျော့ပျောင်းပျောင်း
နှလုံးကောင်းရှိသော အဆွေခင်ပွန်းကောင်းတို့ဟူ၍၊ ဝိညာယ-မိတ်ကောင်း

အမှန် ကေန့်သိ၍၊ ပဏ္ဍိတော-ကြောင်းကျိုးမြင်သိ ပညာရှိသောပုဂ္ဂိုလ်သည်၊
 မာတာ-ကျေးဇူးအရှင် မွေးမိခင်သည်၊ သြရသံ-ရှေးကံတိုက်ဆိုက် ရင်၌ဖြစ်
 သော၊ ပုတ္တံ-မိဘနှလုံး ယူကျုံးသောနှယ် ပြည့်ဝကြွယ်စေတတ်သောသားကို၊
 သက္ကစ္စံ-ကြင်ကြင်နာနာ ကောင်းစွာပြု၍၊ ပယံရူပါသေယျယထာ-အခါမပြတ်
 ဆည်းကပ်ရာသကဲ့သို့၊ တထာ-ပမာနှိုင်းယူ ထို့ အတူသာ၊ သက္ကစ္စံ-ဖြောင့်စမ်း
 စိတ်ဓာတ် လေးမြတ်ရှိသေစွာ၊ ပယံရူပါသေယျ-အရိပ်ကိုယ်မှာ အမြဲပါသို့
 ကောင်းစွာ ဆည်းကပ်ရာ၏၊ ပဏ္ဍိတော-ကြောင်းကျိုးမြင်သိ ပညာရှိသော၊
 သီလသမ္ပန္နော-ပဉ္စဒသ ကျင့်သီလနှင့် တကွပြည့်စုံသော၊ ကုလပုတ္တော-သီလ
 အပေါင်း မြဲထိန်းကျောင်းသည့် အမျိုးကောင်းသားသည်၊ ဇလံ-တောင်ထိပ်
 ညဉ့်ခါ ထွန်းလင်းဖြာသော၊ အဂ္ဂိ ဣဝ-မီးကဲ့သို့၊ ဘာသတိ-သီလပညာ ရိုက်
 ရောင်ဖြာလျက် လွန်စွာထွန်းလင်း တောက်ပ၏၊ ဘောဂေ-စည်းစိမ်ဥစ္စာ ရတနာ
 တို့ကို၊ သံဟရမာနဿ-မိမိသူတစ်ပါး နှစ်ဦးသားကို တရားမပျက် မနှိပ်စက်ဘဲ
 အချက်ကောင်းမှု ပေါင်းစုရှာဖွေတတ်သော၊ ဘမရသယဣဝ-ဆင်းနဲ့ အတန်တန်
 မပယ်လှန်ဘဲ တောင်ပုံနှုတ်သီး စုတ်ယူပြီး၍ စက်ဘီးအလား ကြီးမားပျားအံ့
 စုပုံယူကျုံး ပျားပိတုံးကဲ့သို့၊ ဣရိယတော-တရားသဖြင့် ပြုကျင့်ရှာမှီးသော၊
 ကုလပုတ္တဿ-အား၊ ဝမ္မိကော-ခြံပေါင်းအန်ပျို စုစုမို့ သည့် တောင်ပိုကြီးသည်၊
 ဥပစိယတိ ဣဝ-ကာလမခြား တိုးပွားလာသကဲ့သို့၊ တထာ-ပမာနှိုင်းယူ ထို့
 အတူသာ၊ ဘောဂါ-စည်းစိမ်ဥစ္စာ ရတနာတို့သည်၊ သန္တိစယံ-နေ့ညဉ့် မခြား
 တိုးပွားပေါင်းစုခြင်းသို့၊ ယန္တိ-မချွတ်မလွဲ အမြဲရောက်ကြရကုန်၏။

ကုလေ - အမျိုးအိမ်၌၊ အလမတ္တော - တရားကျင့်တတ် အခွင့်မှတ်လျက်
 သင့်မြတ်သော သဘောရှိသော၊ ဝါ-အိမ်ရာတည်ထောင် လူ၏ဘောင်ကို စွမ်း
 ဆောင် တည်စေခြင်းငှာ စွမ်းနိုင်သောသဘောရှိသော၊ ဂိဟိ-လူသည်၊ ဧဝံ-သို့၊
 ဘောဂေ-စည်းစိမ်ဥစ္စာ ရတနာတို့ကို၊ သမာဟတော-ပျားခြံပမာ ကောင်းစွာ
 ပေါင်းစုပြီး၍၊ ဘောဂေ-တို့ကို၊ စတုစာ-လေးဖို့ လေးစိတ်၊ ဝိဘဇေ-အရှည်
 ကောင်းရန် သမ္ပဇဉ်ဉာဏ်ဖြင့် ဝေဖန်ရာ၏၊ သ သော ဂိဟိ-လေးဖို့လေးစု ဝေဖန်
 ပြုသော ထိုလူသည်၊ ဝေ-စင်စစ်ကေန့် အမှန်အားဖြင့်၊ မိတ္တာနိ-မိတ်ဝတ်မသေ
 စောင့်ရှောက်ပေမည့် အဆွေခင်ပွန်းကောင်းထို့ကို၊ ဂန္ထတိ-မပျက်စီးအောင်
 ဖွဲ့နှောင်တတ်ပေ၏။

စတုသု-လေးဖို့ကုန်သော၊ တေသုဘာဂေသု-ထိုဥစ္စာအစုတို့ဘွင်၊ ဧကေန-
 တစ်ပါးသော၊ ဘာဂေန-အဖို့အစုအားဖြင့်၊ ဘောဂေ-ခံစားအပ်သော စည်း
 စိမ်တို့ကို၊ ဘုဇ္ဇေယျ-သတ်မှတ်ပိုင်းခြား ခံစားကြီးကုတ် အားထုတ်ရာ၏၊ ဒွိဟိ-
 နှစ်ပါးကုန်သော၊ ဘာဂေဟိ-အဖို့အစုတို့ဖြင့်၊ ကမ္မိ-လယ်ထွန်ကုန်သွယ် ရောင်း

ဝယ် ဖောက်ကား တိုးပွားမှုကို၊ ပယောဇယေ-ဆပေါင်းများထေ တိုးပွား
 လေအောင် ယှဉ်စေရာ၏။ စတုတ္ထဥ-လေးဖိုတစ်ဖိုကိုလည်း၊ အပဒါယု-ခိုးသူ
 မင်းတေး ရှုပ်ထွေးပေါ့ယယ် အန္တရာယ်တို့သည်၊ ဥပုန္နာသု-အခွင့်မတော် ဖြစ်
 ပေါ်လာကုန်သည်ရှိသော်၊ တဝိသတိ-အသုံးချခွင့် အသင့်ဖြစ်လိမ့်လတ္တံ့၊ ဣတိ-
 ဤသို့စိတ်သွား နှလုံးထား၍၊ နိဓာပေယျ-ရန်သူဘေးကြီး မပျက်စီးအောင်
 သိမီးမြှုပ်နှံ ထားရာ၏။ ဣတိ-သို့၊ အဝေါစ-မပြန်ပြီ။

ဆဒ္ဒိသာပဋိစ္ဆာဒနကဏ္ဍ

၂၆၆။ ဂဟပတိပုတ္တ-သား၊ ကထဉ္စ-အဘယ်သို့သာလျှင်၊ ဝါ-အဘယ်ပုံ
 သာလျှင်၊ ဝါ-အဘယ်သို့သော အပြားအားဖြင့်သာလျှင်၊ အရိယသာဝကော-
 အရိယသာဝကသည်၊ ဝါ-ငါဘုရား၏ တပည့်ဖြစ်သော သောတာပန် ပုဂ္ဂိုလ်
 သည်၊ ဆဒ္ဒိသာပဋိစ္ဆာဒိ-ခြောက်ပါးကုန်သော အရပ်မျက်နှာတို့ကို ဘေးရန်ကင်း
 ကွာ အေးမြချမ်းသာအောင် ကောင်းစွာဖုံးဖိ ပိတ်ဆို့ တတ်သည်၊ ဟောတိ-ဖြစ်
 သနည်း၊ ဂဟပတိပုတ္တ-သား၊ မာတာပိတရော-မြင်းမိုရ်တောင်ဦး မကကျူးသည့်
 ကျေးဇူးအရှင် မွေးမိ ဖခင်တို့ကို၊ ပုရတ္ထိမာဒိသာ-အစရွေဖျား ကျေးဇူးများ၏
 ဟု ရှုဆင်ခြင်အပ်၊ ညွှန်ပြအပ်ကုန်သည်၏ အဖြစ်ကြောင့် အရှေ့အရပ်မျက်နှာတို့
 ဟူ၍၊ ဝေဒိတဗ္ဗာ-မုချမသွေ သိအပ်ပေကုန်၏၊ အာစရိယာ-ကျင့်ရိုးလမ်းစဉ်
 သွန်သင်ပြသ ဆုံးမတတ်သော ဆရာတို့ကို၊ ဒက္ခိဏာဒိသာ-သဒ္ဓါကြည်ဖြူ တပည့်
 အလှူကို ခံယူထိုက်၏ဟူ၍ ရှုဆင်ခြင်အပ်၊ ညွှန်ပြအပ်ကုန်သည်၏ အဖြစ်ကြောင့်
 တောင် အရပ်မျက်နှာတို့ ဟူ၍၊ ဝေဒိတဗ္ဗာ-ပေကုန်၏၊ ပုတ္တဒါရာ-အိမ်၌ကြီးပွား
 မွေးမြူထားသည့် သားမယားတို့ကို၊ ပစ္ဆိမာဒိသာ-အကြောင်း ဆိုက်ဆိုက် မိမိ
 နောက်လိုက်တို့ ဟူ၍ ရှုဆင်ခြင်အပ်၊ ညွှန်ပြအပ်ကုန်သည်၏ အဖြစ်ကြောင့်
 အနောက်အရပ်မျက်နှာတို့ဟူ၍၊ ဝေဒိတဗ္ဗာ-ပေကုန်၏၊ မိတ္တာမစ္စာ-တကွဖြစ်ဖော်
 ဖြစ်ဖက်ဖြစ်သော အဆွေခင်ပွန်းတို့ကို၊ ဥတ္တရာဒိသာ-ဒုက္ခပေါ့ယယ် အန္တရာယ်မှ
 ထုတ်ကယ် လွန်မြောက်ကြောင်း မိတ်ဆွေကောင်းတို့ဟူ၍ ရှုဆင်ခြင်အပ်၊ ညွှန်ပြ
 အပ်ကုန်သည်၏ အဖြစ်ကြောင့် မြောက်အရပ် မျက်နှာတို့ဟူ၍၊ ဝေဒိတဗ္ဗာ-
 ပေကုန်၏၊ ဒါသကမ္မကရာ-ကိုယ်တိုင်စိုးအုပ် ကြီးကြပ်ချုပ်သည့် ကျွန်အမှုလုပ်
 တို့ကို၊ ဟေဋ္ဌိမာ ဒိသာ-အောက်၌စား နီးအပါး၌ တည်ထားအပ်၏ ဟူ၍
 ရှုဆင်အပ်၊ ညွှန်ပြအပ်ကုန်သည်၏ အဖြစ်ကြောင့် အောက်အရပ်မျက်နှာတို့ဟူ၍၊
 ဝေဒိတဗ္ဗာ-ပေကုန်၏၊ သမဏဗြာဟ္မဏာ-တဒင်ဝိက္ခမိ သမုစ္ဆေဒပဟာန်ဖြင့်
 ပယ်လှန် ငြိမ်းအေးစေအပ်ပြီးသော မကောင်းမှု တားမြစ်ကန့်ကွက် ပယ်ဖျက်
 အပ်ပြီးသော မကောင်းမှုရှိသော ရဟန်းတို့ကို၊ ဥပရိမာဒိသာ-သီလသမာ ပညာ
 ကြီးမား အထက်တန်းစားတို့ဟူ၍ ရှုဆင်ခြင်အပ် ညွှန်ပြအပ်ကုန်သည်၏ အဖြစ်
 ကြောင့် အထက်အရပ်မျက်နှာတို့ ဟူ၍၊ ဝေဒိတဗ္ဗာ-ပေကုန်၏၊ ဣတိ-သို့၊ ဆ-



ခြောက်ပါးကုန်သော၊ ဣမာဒိသာ-ဤအရပ်မျက်နှာတို့ကို၊ ဝါ-ဤအရပ်မျက်
နှာနှင့်တူသောပုဂ္ဂိုလ်တို့ကို၊ ဝါ-ဤဂုဏ်ပေါင်းများဖြင့် ကျေးဇူးအင်ဖြင့် ရှုဆင်
ခြင်အပ် ညွှန်ပြအပ်သောပုဂ္ဂိုလ်တို့ကို၊ ဝေဒိတဗ္ဗာ-မုချမသွေသိအပ်ပေကုန်၏။

၂၆၂။ ဂဟပတိပုတ္တ-သာ၊ ပုတ္တေန-မိဘအရာ လိမ္မာသော သားသည်၊
အဟံ-ငါသည်၊ ဝါ-ကို၊ ဘတော-နို့ ချိုတိုက်ကျွေး လုံးစုံပေးလျက် မွေးမြူ
အပ်သည်၊ ဟုတော-၍၊ နေသံ မာတာပိတုနံ-ထိုကျေးဇူးအရှင် မွေးမိခင်တို့အား၊
ဘရိဿာမိ-အရေးတယူ အလေးမူ၍ မွေးမြူစားမွေးမြူရတော့အံ့၊ နေသံ မာတာ
ပိတုနံ-တို့၏၊ ကိစ္စံ-မင်းရေးစိုးခွင့် ပြုသင့်သမျှ ကိစ္စအပေါင်းကို၊ ကရိဿာမိ-
ကိုယ်တိုင်ကြပ်မ အချက်ကျအောင် ပြုရတော့အံ့၊ ကုသဝံသံ-စဉ်လာရှေ့ရိုး
ဆတ်ဆတ်တိုးသည့် အမျိုးအနွယ်ကို၊ ဌပေဿာမိ-လယ်ယာရွှေငွေ မပျက်စေဘဲ
အခြေတိုးပွား များထက်များအောင် ထားရတော့အံ့၊ ဝါ-သလာကဘတိ
စသည်ဝတ်ကို မချွတ်စေဘဲ အမြဲထားရုံတော့အံ့၊ ဒါယဇ္ဇံ-လယ်ယာရွှေငွေ အမွေ
ဥစ္စာနှစ်ကို၊ ပဋိပဇ္ဇာမိ-တရားသဖြင့် ဆက်ခံသင့်အောင် ကျင့်ရတော့အံ့၊
အထဝါပန-တစ်နည်းတခြား ကျင့်ရန်ဝတ်ကား၊ ပေတာနံ-တမလွန်လောက
နောက်ဘဝသို့ ပြောင်းသွားကြကုန်သော၊ ကာလကံတာနံ-အသက်ရှင်ပြီးရာ
ချိန်အခါကို ပြုရှာကြကုန်ပြီးသော၊ ဝါ-ခန္ဓာပျက်ကြေ စုတေကြကုန်သော၊
မာတာပိတုနံ-တို့အား၊ ဒက္ခိဏံ-အကျိုးရကြောင်းကောင်းမှုအလှကို၊ အနုပ္ပ-
ဒဿာမိ-သိုးရက်နေက စ၍ကြည်ဖြူ ပေးလှူရစေ အမျှဝေရတော့အံ့၊ ဣတိ-သို့၊
ပဉ္စဟိ-ကုန်သော၊ ဌာနေဟိ-အကြောင်းတို့ဖြင့်၊ မုရတ္ထိမာဒိသာ- အရှေ့အရပ်
မျက်နှာနှင့်တူကုန်သော၊ ဝါ-အစရှေ့ဖျား ကျေးဇူးများ၏ဟု ရှုစားဆင်ခြင်အပ်
ညွှန်ပြအပ်ကုန်သော၊ မာတာပိတရော-တို့ကို၊ ပစ္စုပဋ္ဌာတဗ္ဗာ-အလေးတမူ
အရေးယူ၍ မွေးမြူလုပ်ကျွေးအပ်ကုန်၏၊ ဂဟပတိပုတ္တ-သာ၊ ပဉ္စဟိ-ကုန်သော၊
ဣမေဟိဌာနေဟိ-တို့ဖြင့်၊ ပုတ္တေန-သည်၊ ပစ္စုပဋိကာ-ကုန်သော၊ ပုရတ္ထိမာဒိသာ-
ကုန်သော၊ မာတာပိတရော-တို့သည်၊ ပါပါ-အပါယ်အားကြောင်းမကောင်း
မှုမှ၊ နိဝါရေန္တိ-တားမြစ်ကန်ကွက် ပယ်ဖျက်ကြကုန်၏၊ ကလျာဏေ-နတ်ပြည်
ရောက်ကြောင်းကောင်းမှု၌၊ နိဝေသေန္တိ-ထူးထူးထွေထွေ နှိုးဆော်ပေး၍ တည်
စေတတ်ပေကုန်၏၊ သိပ္ပံ-အသက်မွေးကြောင်း အတတ်ကောင်းကို၊ သိက္ခာပေန္တိ-
ချစ်ချစ်ခင်ခင် နောင်ရေးမြင်၍ သင်စေကြကုန်၏၊ ပဋိဂ္ဂုပေန-မျိုးဇာတ်အဆင်း
ကောင်းခြင်းအကျင့် သင့်လျော်သော၊ ဒါရေန-ဇနီးမယားနှင့်၊ သံယောဇေန္တိ-
မိဘဝတ္ထရား မပျက်ပြားအောင် ထိမ်းမြားပေးကြကုန်၏၊ သမယေ-နိစ္စကာလ
နှစ်ဝသောအခါ၌၊ ဝါ-သေခါနီးရာအခါ၌၊ ဒါယဇ္ဇံ-အခွင့်ဆိုင်ရာ ရတနာစစ်
ဥစ္စာနှစ်ကို၊ နိယျာတေန္တိ-မချွတ်မယွင်း မလစ်ဟုန်းအောင် အပ်နှင်းကြကုန်၏၊
ဣတိ-သို့၊ ပဉ္စဟိ-ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ ပုတ္တံ-မိဘအရာ လိမ္မာသော

သားကို၊ အနုကမ္မန္တိ-အကျိုးများဖြင့် ကွက်ကွက်ထင်အောင် အစဉ်စောင့်
ရှောက်ကြကုန်၏၊ ဂဟပတိပုတ္တ-သား၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိ ဌာနေဟိ-
တို့ဖြင့်၊ ပုတ္တေန-သည်၊ ပစ္စုပဋိတာ-ကုန်သော၊ ပုရတ္ထိမာဒိသာ-ကုန်သော၊
မဂတာပိတဇရာ-တို့သည်၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-တို့ဖြင့်၊ ပုတ္တ-
ကို၊ အနုကမ္မန္တိ-ကုန်၏၊ ဝေ-ဤသို့၊ ဝါ-ဤပုံ၊ ဝါ-ဤဆိုးအပ်ခဲ့ပြီးသော
နည်းဖြင့်၊ အယပုတ္တယ-သည်၊ သောပုရတ္ထိမာဒိသာ-အစရှိစွာများ ကျေးဇူး
များ၏ဟု ရှုစားဆင်ခြင်အပ် ညွှန်ပြအပ်သော ဤအမိအဘသည်၊ ဝါ-ကို၊
ပဋိစ္စန္ဒာ-ဘေးရန်အန္တရာယ် မငြိတယ်အောင် ဖုံးကွယ်ပိတ်ဆို့ အပ်သည်၊ ခေမာ-
ဘေးရန်ကုန်ခန်း အေးချမ်းသာယာသည်၊ အပုဋိဘယာ-အဇ္ဈဗာဟိ နှစ်လီ
မရာပြမ်း ဘေးဘျမ်းမရှိသည်၊ ဟောတိ-မချွတ်မသွေ ဖြစ်လေတော့၏။

၂၆၈။ ဂဟပတိပုတ္တ-သား၊ အန္တေ ဝါသိနာ-ပညာရှာမှီး လုံ့လကြီးသည့်
အနီးနေတပည့်သည်၊ ဥဌာနေန-ဆရာမြင်က လျင်စွာထ၍ မဆွတောက်တပို့
ခရီးဦးကြိုဆိုခြင်းဖြင့်လည်းကောင်း၊ ဥပဋ္ဌာနေန-တစ်နေ့သုံးကြိမ် တင်းမတိမ်တံ
ဆိတ်ငြိမ်ပိုင်းခြား ဆည်းကပ်စားသောအားဖြင့်လည်းကောင်း၊ ဆုဿုသာယ-
လိုလိုချင်ချင် စိတ်စဉ်ဖြောင့်တည် ယုံကြည်စင်ဖြူ နာယူခြင်းဖြင့်လည်းကောင်း၊
ပါရိစရိယာယ-မျက်သစ်ဒန်ပူ ပေးယူဆက်ကမ်း ရေချမ်းကပ်ဖွယ် ဝတ်ငယ်
လုပ်ကျွေးခြင်းဖြင့်လည်းကောင်း၊ သက္ကစ္စ-ရှိသောသမ္ပ ကောင်းစွာပြု၍၊ သိပ္ပ
ပဋိဂ္ဂဟဏေန - လက်မနှုတ်မှု အတတ်စုကို တစ်ခုမကျန် သင်အံလေ့ကျက်
ဆောင်ရွက်မှတ်သားခြင်းဖြင့် လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စဟိ-ကုန်သော၊
ဌာနေဟိ-တို့ဖြင့်၊ ဒက္ခိဏာဒိသာ-တောင်အရပ်မျက်နှာနှင့်တူကုန်သော၊ ဝါ-
သဒ္ဓါကြည်ဖြူ စာပည့်အလှကို ခံယူထိုက်၏ဟု ရှုဆင်ခြင်အပ် ညွှန်ပြအပ်ကုန်
သော၊ အာစရိယာ-ကျင့်ရိုးလမ်းစဉ် သွန်သင်ပြသ ဆုံးမတတ်သောဆရာတို့ကို၊
ပစ္စုပဋိတာ-အလေးတမူ အရေးယူ၍ မွေးမြူလုပ်ကျွေးအပ်ကုန်၏။

ဂဟပတိပုတ္တ-သား၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-တို့ဖြင့်၊ အန္တေ
ဝါသိနာ-သည်၊ ပစ္စုပဋိတာ-ကုန်သော၊ ဒက္ခိဏာဒိသာ-ကုန်သော၊ အာစရိယာ-
တို့သည်၊ သုဝိနိတံ-သွားပုံ ထိုင်ပုံ အလုံးစုံကို အကုန်ဆင်ပြ ကောင်းစွာဆုံးမ
အပ်သည်ကို၊ ကတော-ပြုကြကုန်၍၊ ဝိနေန္တိ-နည်းလမ်းညွှန်ပြ ကောင်းစွာဆုံးမ
ကြကုန်၏၊ သုဂ္ဂဟိတံ-အနက်သဒ္ဓါ သုတ်သင်ကာဖြင့် ကောင်းစွာသင်ယူအပ်
သည်ကို၊ ကတော-ကုန်၍၊ ဝါဟာပေန္တိ-ကြည်ကြည်ဖြူဖြူ သင်ယူစေကြကုန်၏၊
သဗ္ဗသိပ္ပဿတံ-အလုံးစုံသောအတတ် ကြားနာအပ်သောတရားထူးကို၊ သမက္ခာ
ယိနော-တတ်ဖို့အရာ မမြင်သာအောင် ကောင်းစွာပြောဆိုကြကုန်သည်၊
ဘဝန္တိ-ကုန်၏၊ မိတ္တာမစေ့သု-တကွဖြစ်ဖော်ဖြစ်ဖက်ဖြစ်သော အဆွေခင်ပွန်း
တို့၌၊ ပဋိယာဒေန္တိ-ကျေးဇူးသတင်း မပြတ်သွင်းလျက် အပ်နှင်းစီရင်ကြကုန်၏။

ဒိသာသု-အရပ်မျက်နှာတို့၌၊ ပရိတ္တာဏံ-ဘေးရန်ပေါ့ယယ် အန္တရာယ်မှ ကာ
 ကွယ်စေသင့်ရှောက်တတ်သော အရံအတား အားကိုးအားထားကို၊ ကရောန္တိ-
 ဘေးရန်ကင်းဝေး လာဘ်ရမည့်အရေးကို ပြုပေးကြကုန်၏။ ဣတိ-သို့၊ ပဉ္စဟိ-
 ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ အန္တေဝါသိ-ကို၊ အနုကပ္ပန္တိ-ကုန်၏။ ဂဟပတိ
 ပုတ္တ-သား၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-တို့ဖြင့်၊ အန္တေဝါသိနာ-
 သည်၊ ပစ္စုပဋိတာ-ကုန်သော၊ ဒက္ခိဏာဒိသာ-ကုန်သော၊ အာစရိယာ-တို့သည်၊
 ပဉ္စဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-တို့ဖြင့်၊ အန္တေဝါသိ-ကို၊ အနုကပ္ပန္တိ-
 ကုန်၏။ ဝေ-ဤသို့၊ ဝါ-ဤပုံ၊ ဝါ-ဤဆီအပ်ခဲ့ပြီးသောနည်းအားဖြင့်၊ အဿ
 အန္တေဝါသိကဿ-သည်၊ သော ဒက္ခိဏာဒိသာ-ဤဆရာတည်းဟူသော တောဇ်
 အရပ်မျက်နှာသည်၊ ဝါ-ကို၊ ဝါ-သဒ္ဓါကြည်ဖြူ တပည့်အလှူကို ခံယူထိုက်၏ဟူ၍
 ရှုဆင်ခြင်အပ် ညွှန်ပြအပ်သော ဤဆရာကို၊ ပဋိစ္ဆာ-သည်၊ ခေမာ-သည်၊
 အပ္ပုဋ္ဌိဘယာ-သည်၊ ဟောတိ-၏။

၂၆၉။ ဂဟပတိပုတ္တ-သား၊ သာမိကေန-ကပ္ပာ ရိုးစဉ် ပေါင်းဖက်ယှဉ်
 သည့် လင်ယောကျ်ားသည်၊ သမ္မာနနာယ-မေတ္တာလွန်ကဲ သားကို စွဲ၍ ချီးဝံ့
 ပြောဆိုခြင်းဖြင့်လည်းကောင်း၊ ဝါ-မေတ္တာဇာတ်ပြီး အချစ်တိုးအောင် မြတ်
 နိုး ချီးဝံ့အပ်သောစကားကို ဆိုခြင်းဖြင့်လည်းကောင်း၊ အဝိမာနနာယ-ကျွန်ကို
 ခေါ်ရိုး မလှမ်းမိုးဘဲ မြတ်နိုးမကင်း ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း၊ အနတိ-
 စရိယာယ-သယောက် မထား မကျော်လွှားဘဲ တရားမကင်း ပြုကျင့်ခြင်းဖြင့်
 လည်းကောင်း၊ ဣဿရိယဝေ ဝါဿဂ္ဂေန-စားဖိုအိမ်က စုရေတွက်လစ် ဥစ္စာနှစ်
 ကို စိစစ်လှမ်းမိုး အုပ်စိုးပိုင်ပိုင် နိုင်နိုင်နင်းနင်း စွန့်လွှတ်လှူအပ်ခြင်းဖြင့်လည်း
 ကောင်း၊ အလင်္ကာရာနုပ္ပဒါနေန-စည်းစိမ်အလိုက် နှစ်ခြိုက်အပ်စွာ တန်ဆာ
 အဝတ် မချွတ်မယှင်း ပေးကမ်းခြင်းဖြင့် လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စဟိ-
 ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ ပစ္စိမာဒိသာ-အနေသက် အရပ်မျက်နှာနှင့် တူ
 သော၊ ဘရိယာ-ကျင့်ဝတ်မပျက်ပြား မွေးမြူထားသည့် မယားကို၊ ပစ္စုပဋိ-
 တဗ္ဗာ-အပ်၏။

☞ ဂဟပတိပုတ္တ-သား၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ သာမိ-
 ကေန-သည်၊ ပစ္စုပဋိတာ-သော၊ ပစ္စိမာဒိသာ-သော၊ ဘရိယာ-သည်၊ သုသံ-
 ဝိဟိတ ကမ္မန္တာစ-ချက်ပြုတ်ဖုတ်ကင် စီရင်ဖွယ်ရာ ပြည့်စုံလာအောင် ကောင်း
 စွာ စီရင်အပ်ပြီးသော အမှုရှိသည်လည်း၊ ဟောတိ-၏။ သင်္ဂဟိတပရိဇနာစ-
 လက်ဆောင်ပဏ္ဏာ ပို့သကားဖြင့် ကောင်းစွာ၊ ချီးမြှောက်အပ်ပြီးသော နှစ်ဖက်
 ဆွေမျိုးရှိသည်လည်း၊ ဟောတိ-၏။ အနတိစာရိနိစ-လင်ငယ် ယောကျ်ား
 သယောက်ထားလျက် ကျော်လွှား၍ ကျင့်လေ့မရှိသည်လည်း၊ ဟောတိ-၏။
 သမ္မတံစ-ရောင်းဝယ်ဖောက်ကား ဆည်းပူးထားအပ်ပြီးသော ဥစ္စာကိုလည်း၊

အနုရုက္ခတိ-စဉ်းစားဆင်ခြင် လို့ လယုဉ်လျက် အစဉ်စေခင့်တတ်၏။ သဗ္ဗကိစ္စေ-
 သို့-ချက်ပြုတ်စီရင်ပုံ အလုံးစုံသော ကိစ္စတို့၌၊ ဒက္ခာစ-အခွင့်သင့်စွာလိမ္မာသည်
 လည်း၊ အနုလသာစ-ထိထိမိမိ အခွင့်သိလျက် မပျင်းရိသည်လည်း၊ ဟောတိ-
 ၏။ ဣတိ-သို့၊ ပဉ္စဟိ-ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ သာမိကံ-ကပ္ပာရိစဉ်
 ပေါင်းဖက်ယှဉ်သည့် လင်ယောကျ်ားကို၊ အနုကမ္မတိ-၏။ ဂဟပတိပုတ္တ-သား၊
 ပဉ္စဟိ-ကုန်သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ သာမိကေန-သည်၊ ပစ္စုပဋိတာ-
 သော၊ ပစ္စိမာဒိသာ-သော၊ ဘရိယာ-သည်၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိ-
 ဌာနေဟိ-တို့ဖြင့်၊ သာမိကံ-ကို၊ အနုကမ္မတိ-၏။ ဝေ-သို့၊ အဿ သာမိကဿ-
 ယည်း၊ သော ပစ္စိမာဒိသာ-ဤ ဖယားတည်းဟူသော အနောက် အရပ်မျက်နှာ
 သည်၊ ဝါ-ကို၊ ဝါ-ဤ အနောက်အရပ်မျက်နှာနှင့်တူသောမယားကို၊ ပဋိစ္စန္ဒာ-
 သည်၊ ခေမာ-သည်၊ အပ္ပဋိဘယာ-သည်၊ ဟောတိ-၏။

၂၇၀။ ဂဟပတိပုတ္တ-သား၊ ကုလပုတ္တေန-နောက်နောင် ကောင်းကျိုး
 အမြဲကြိုးမည့် အမျိုးကောင်းသားသည်၊ ဒါနေန-အခွင့်အလျောက် ချီးမြှောက်
 ပေးကမ်းခြင်းဖြင့်လည်းကောင်း၊ ဖေယျဝဇ္ဇေန-ချစ်ဖွယ် စကား သကာပျား
 သို့ နားဝင်ချိုအောင် ပြောဆိုခြင်းဖြင့်လည်းကောင်း၊ အတ္တစရိယာယ-လျော်
 စွာ အကျိုး ထပ်ပိုး ဆောင်ရွက် နှစ်သက်စွာ ကျင့်ခြင်းဖြင့် လည်းကောင်း၊
 သမာနတ္တတာယ-ချမ်းသာ၊ ဆင်းရဲ ကိုယ်နှင့် အတူ တွဲ၍ အားခဲတတ်သည်၏
 အဖြစ်ဖြင့်လည်းကောင်း၊ အဝိသံဝါဒနာယ-အမည်၊ ဥစ္စာ နှစ်ဖြာ ကျင့်ဝတ်
 မချွတ်မယှဉ်း ပေးကမ်းခြင်းဖြင့်လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စဟိ-ကုန်သော၊
 ဌာနေဟိ-တို့ဖြင့်၊ ဥတ္တရာဒိသာ-မြောက်အရပ်မျက်နှာနှင့်တူကုန်သော၊ မိတ္တာ-
 မစ္စာ-တကွဖြစ်ဖက်ဖြစ်သော အဆွေခင်ပွန်းတို့ကို၊ ပစ္စုပဋိတဗျာ-အပ်ကုန်၏။
 ဂဟပတိပုတ္တ-သား၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ ကုလ-
 ပုတ္တေန-သည်၊ ပစ္စုပဋိတာ-ကုန်သော၊ ဥတ္တရာဒိသာ-ကုန်သော၊ မိတ္တာမစ္စာ-
 တို့သည်၊ ပမတ္တိ-ယစ်မူးတော့ဝေ မေ့လျော့နေသော အဆွေခင်ပွန်းကို၊ ရက္ခန္တိ-
 ဘေးရန်ပေါ်ယယ် အသွယ်သွယ်မှုကာကွယ်စောင့်ရှောက်တတ်ကုန်၏၊ ပမတ္တိဿ-
 ယစ်မူးတော့ဝေ မေ့လျော့၍နေသော အဆွေခင်ပွန်း၏၊ သာပတေယျ-ရွှေငွေ
 ဥစ္စာ ရတနာစစ် ဥစ္စာနှစ်ကို၊ ရက္ခန္တိ-သို့ လက်မရောက် မယှဉ်းဖောက်အောင်
 စောင့်ရှောက်တတ်ကုန်၏၊ သီတဿ-မင်းထံ စိုးရောက် ဘေး ပေါ်ပေါက်က
 ရှုံကြောက်တတ်သော အဆွေခင်ပွန်း၏၊ သရဏံ-ဘေးကို ပယ်ဖျောက် မရှုံ
 ကြောက်အောင် စောင့်ရှောက် ကယ်မတတ်သည်၊ ဟောန္တိ-ကုန်၏။ အာပ-
 ဒါသု-ဘေးရန်ပေါ်ယယ် ကြောက်လန့်ဖွယ်တို့ကြောင့်၊ နဝိဗဟန္တိ-မကြောက်
 မရှုံ ဆီးတားကုန်လျက် မစွန့်ခွာရက်တတ်ကြကုန်၊ အဿကုလပုတ္တဿ-အား၊
 အပရပဇာစ-သားနှင့်သမီး ပြေးမြစ်အဆက်ဆက်တို့သည်လည်း၊ ပဋိပုဇေန္တိ-

ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ပူဇော်လာကြကုန်၏။ ဣတိ-သ္မိ၊ ပဉ္စဟိ-ကုန်
 သော၊ ဌာနေဟိ-တို့ဖြင့်၊ ကုလပုတ္တံ-ကို၊ အနုကမ္မန္တိ-ကုန်၏။ ဂဟပတိပုတ္တံ-
 သား၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ ပစ္စုပဋိတာ-ကုန်သော၊
 ဥတ္တရာဒိသာ-ကုန်သော၊ မိတ္တာမစ္စာ-တို့သည်၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိ
 ဌာနေဟိ-တို့ဖြင့်၊ ကုလပုတ္တံ-ကို၊ အနုကမ္မန္တိ-ကုန်၏။ ဝေ-သ္မိ၊ အဿ ကုလ-
 ပုတ္တံဿ-သည်။ သော ဥတ္တရာဒိသာ-၍ အဆွေခင်ပွန်း တည်းဟူသော မြောက်
 အရပ်မျက်နှာသည်။ ဝါ-ကို၊ ဝါ-၍ မြောက်အရပ်မျက်နှာနှင့်တူသော အဆွေ
 ခင်ပွန်းကို၊ ပဋိစ္စန္ဒာ-သည်။ ခေမာ-သည်။ အပ္ပဋိဘယာ-သည်။ ဟောတိ-၏။

၂၇၁။ ဂဟပတိပုတ္တံ-သား၊ အယျိရကေန-ကျွန်ပေါင်းများဖြင့် ခိုင်းစီပိုင်
 သည့် အရှင်သခင်သည်၊ ယထာဗလံ-ခိုင်းမ၊ ဝယာကျိာ-ကြီးငယ်များ၏ ခွန်အား
 သတ္တိအားလျော်စွာ၊ ကမ္မန္တသံဝိဓာနေန-ရောင်းရေး ဝယ်မှု အစုစုကို ပြုစီရင်
 ခြင်းဖြင့် လည်းကောင်း၊ ဘတ္တဝေတနာနုပုဒါနေန-ထမင်းရိက္ခာ လစောကို
 လျော်စွာပေးကမ်းခြင်းဖြင့်လည်းကောင်း၊ ဂိလာနုပဋ္ဌာနေန-နာစဉ်အခါ မစေ
 ပါဘဲ လျော်စွာ ဆေးပေး လုပ်ကျွေးခြင်းဖြင့် လည်းကောင်း၊ အစ္စရိယာနံ-
 အများနှစ်ချိက် အံ့ဩထိုက်ကုန်သော၊ ရသာနံ-ချို၊ ချဉ်၊ စပ်၊ ငန် ခါး၊ အဖန်ဟု
 ခြောက်တန်သော အရသာတို့ကို၊ သံဝိဘာဂေန-မကြွင်းမကျန် ဝေဖန်ခြင်းဖြင့်
 လည်းကောင်း၊ သမယေ-နိစ္စကာလ နှစ်ဝသောအခါ၌၊ ဝေယျဂ္ဂေန-လျော်
 ရာ လျော်ရာ တန်ဆာဝတ်စား သနားစွန့်ကြဲ လုပ်ဆဲအမှုမှ ခွင့်ပြုစွန့်လွှတ်ခြင်း
 ဖြင့်လည်းကောင်း၊ ဣတိ-သ္မိ၊ ပဉ္စဟိ-ကုန်သော၊ ဌာနေဟိ-တို့ဖြင့်၊ ဟေဋ္ဌိမာ
 ဒိသာ-အောက်အရပ်မျက်နှာနှင့် တူကုန်သော၊ ဒါသကမ္မကရာ- ကိုယ်တိုင် စိုး
 အုပ် ကြီးကြပ်ချုပ်သည့် ကျွန်အမှုလုပ်တို့ကို၊ ပစ္စုပဋ္ဌာတဗ္ဗာ-ကုန်၏။ ဂဟပတိ-
 ပုတ္တံ-သား၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ အယျိရကေန-သည်။
 ပစ္စုပဋိတာ-ကုန်သော၊ ဟေဋ္ဌိမာဒိသာ-ကုန်သော၊ ဒါသကမ္မကရာ-တို့သည်။
 ပုဗ္ဗုဋ္ဌာယိနောစ-သခင်ရှေ့ဖျား သတိထား၍ ကြိုးစားလုံ့လ ဥဿာဟဖြင့်
 ထလေ့ရှိကုန်သည်လည်း၊ ဟောန္တိ-ကုန်၏။ ပစ္ဆာနိပါတိနောစ-အရှင်နောက်မှ
 ကိစ္စမှခင်း သုတ်သင်ရှင်း၍ အိပ်ခြင်းအလေ့ရှိကုန်သည်လည်း၊ ဟောန္တိ-ကုန်၏။
 ဒိန္နာဒါယိနောစ-သခင် ပေးမှု ယူတတ်ကြကုန်သည်လည်း၊ ဟောန္တိ-ကုန်၏။
 သုကတ ကမ္မကရာစ- ကောင်းစွာပြုအပ် ပြီးဆုံးလတ်အောင် တိမတ် အားရမ်း
 မှုလုပ်ငန်းကို ရှင်လန်းသေသပ် ပြုတတ်ကုန်သည်လည်း၊ ဟောန္တိ-ကုန်၏။
 ကိတ္တိဝဏ္ဏဟရာစ-ကျေးဇူး သတင်း ကျော်စောခြင်းကို ဆောင်နှင်းတတ်ကုန်
 သည်လည်း၊ ဟောန္တိ-ကုန်၏။ ဣတိ-သ္မိ၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိဌာနေဟိ-
 တို့ဖြင့်၊ အယျိရကံ-ကို၊ အနုကမ္မန္တိ-ကုန်၏။ ဂဟပတိပုတ္တံ-သား၊ ပဉ္စဟိ-ကုန်
 သော၊ ဣမေဟိ ဌာနေဟိ-တို့ဖြင့်၊ အယျိရကေန-သည်။ ပစ္စုပဋိတာ-ကုန်သော၊

ဟေဠိမာဒိသာ-ကုန်သော၊ ဒါသကမ္မကရာ-တို့သည်၊ ပဉ္စဟိ-ကုန်သော၊ ဣမေ-
 ဟိ ဌာနေဟိ-တို့ဖြင့်၊ အယျိရကံ-ကို၊ အနုကမ္မန္တိ-ကုန်၏၊ ဝေ-သို့၊ အဿ
 အယျိရကထံ-ထို ကျန်ပေါင်းများဖြင့် ခိုင်းစီရင်သည့် အရှင်သခင်သည်၊ သော
 ဟေဠိမာဒိသာ-ဤ ကျန်အမှုလုပ် တည်းဟူသော အောက်အရပ် မျက်နှာသည်၊
 ဝါ-ကို၊ ဝါ-ဤ အောက်အရပ်မျက်နှာနှင့်တူသော ကျန်အမှုလုပ်ကို၊ ပဋိစ္စန္ဒာ-
 သည်၊ ခေမာ-သည်၊ အပ္ပဋိဘယာ-သည်၊ ဟောတိ-၏။

၂၇၂။ ဂဟပတိပုတ္တ-သား၊ ကုလပုတ္တေန-ကုသိုလ်ကောင်းကျိုး ရရန်ကြိုး
 သည့် အမျိုးကောင်းသားသည်၊ မေတ္တေန-မေတ္တာစိတ်ဓာတ် ရှေ့ထားလတ်၍
 ပြုအပ်သော၊ ကာယကမ္မေန-ပင့်ရန်ကျောင်းသွား ရေများစပ်ပေး ခြေဆေး
 ယုယ ပြုစုရသော ကာယကံဖြင့် လည်းကောင်း၊ မေတ္တေန-မေတ္တာစိတ်ဓာတ်
 ရှေ့ထားလတ်၍ ပြုအပ်သော၊ ဝစီကမ္မေန-လူရန် နှိုးဆော် တရားတော်နှင့်
 ရှိသေစွာနှုတ်ဆက် နှစ်သက်စွာပြုအပ်သော ဝစီကံဖြင့်လည်းကောင်း၊ မေတ္တေန-
 သောမနောကမ္မေန-မေတ္တာဘာဝနှင့် စီးဖြန်းကာဖြင့် စိတ်မှာကြံသော မနော
 ကံဖြင့်လည်းကောင်း၊ အနာဝဇ္ဇဒ္ဓါရုတာယ-မနုဗြော ဝန်မတို့ လူလိုသည်၏
 အဖြစ်တည်းဟူသော မပိတ်အပ်သောတံခါးရှိသည်၏အဖြစ်ဖြင့်လည်းကောင်း၊
 အာမိသာနုပ္ပဒါနေန-ဆွမ်းအာမိသ မလစ်ရအောင် စိတ်ကရှင်လန်း မညစ်နှမ်း
 တဲ လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စဟိ-ကုန်သော၊ ဌာနေဟိ-
 တို့ဖြင့်၊ ဥပရိမာဒိသာ-အထက်အရပ်မျက်နှာနှင့်တူကုန်သော၊ သမဏဗြာဟ္မဏာ-
 တဒင်ဝိက္ခမံ သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှူငြိမ်းအေးစေအပ်ပြီးသော မကောင်း
 မှု တားမြစ်ကန့်ကွက် ပယ်ဖျက်အပ်ပြီးသော မကောင်းမှုရှိကုန်သော ရဟန်းတို့
 ကို၊ ပစ္စုပဋ္ဌာတဗ္ဗာ-ကုန်၏၊ ဂဟပတိပုတ္တ-သား၊ ပဉ္စဟိ-ကုန်သော၊ ဣမေဟိ-
 ဌာနေဟိ-တို့ဖြင့်၊ ကုလပုတ္တေန-သည်၊ ပစ္စုပဋိတာ-ကုန်သော၊ ဥပရိမာဒိသာ-
 ကုန်သော၊ သမဏဗြာဟ္မဏာ-တို့သည်၊ ပါပါ-အပါယ်လားကြောင်း မကောင်း
 မှုမှ၊ နိဝါရေန္တိ-မကောင်းမှုပြစ် ဖွင့်ဆိုလှစ်၍ တားမြစ်တတ်ကြကုန်၏၊ ကလျာ-
 ဇာနတ်ပြည် ရောက်ကြောင်း ကောင်းမှု၌၊ နိဝေသေန္တိ-ထူးထူး ထေထေ
 နှိုးဆော်ပေး၍ တည်စေတတ်ကုန်၏၊ ကလျာဇာန-မေတ္တာစိတ်ဓာတ် ရှေ့ထား
 လတ်၍ ကောင်းမြတ်သော၊ မနုဿာ-စိတ်ဖြင့်၊ အနုကမ္မန္တိ-တမလှူန်မျက်မှောက်
 ကြီးပွားလောက်အောင် စောင့်ရှောက်တတ်ကုန်၏၊ အဿုတံ-မကြားအပ်ဖူး
 သော တရားထူးကို၊ သာဝေန္တိ-ထူးထူးပြားပြား ကြားမြင်များအောင် နာကြား
 စေတတ်ကုန်၏၊ သုတံ-ကြားနာအပ်ဖူးသော တရားထူးကို၊ ပရိယောဒါပေန္တိ-
 ဖြေရှင်းသုတ်သင် ယုံမှားမဝင်အောင် ဖြစ်စင်စေတတ်ကုန်၏၊ ဝါ-ကျင့်ရိုးလမ်းမှန်
 မဖောက်ပြန်အောင် ကော်သုတ်သင် ယုံမှားထွင်လျက် ဖြစ်စင်စေတတ်ကြကုန်၏၊
 သဂ္ဂဿ-ငါးပါးအာရုံ ကာမဂုဏ်တို့ဖြင့် လွန်စွာမြတ်သော နတ်ပြည်၏၊ မဂ္ဂ-



ရောက်ဖို့အကြောင်း တရားကောင်းကို၊ အာဝိက္ခန္တိ-တရား သဘော အများ
 စောအောင် ပြောဟောတတ်ကုန်၏။ ဣတိ-သို့၊ ဆဟိ-ကုန်သော၊ ဌာနေဟိ-
 ထို့ဖြင့်၊ ကုလပုတ္တံ-ကို၊ အနုကမ္မန္တိ-ကုန်၏။ ဂဟပတိပုတ္တံ-သား၊ မဉ္ဇဟိ-ကုန်
 သော၊ ဣမေဟိ ဌာနေဟိ-ထို့ဖြင့်၊ ကုလပုတ္တေန-သည်၊ ပစ္စုပဋိတာ-အရေး
 တယူ အလေးမူ၍ မွေးမြူ လုပ်ကျွေးအပ်ကုန်သော၊ ဥပရိမာဒိသာ-အထက်
 အရပ် မျက်နှာနှင့် တူကုန်သော၊ သမဏဗြာဟ္မဏာ-တဒင် ဝိက္ခမံ သမုစ္ဆေဒ
 ပဟာန်ဖြင့် ပယ်လှန်ငြိမ်းအေးစေအပ်ပြီးသောမကောင်းမှု တားမြစ်ကုန်ကုန်
 ပယ်ဖျက်အပ်ပြီးသော မကောင်းမှုရှိသော ဇာတိတို့သည်၊ ဆဟိ-ကုန်သော၊
 ဣမေဟိ ဌာနေဟိ-ထို့ဖြင့်၊ ကုလပုတ္တံ-ကို၊ အနုကမ္မန္တိ-တမလွန် မျက်မှောက်
 ကြီးပွားလောက်အောင် စောင့်ရှောက်တတ်ကုန်၏။ ဧဝံ-ဤသို့၊ ဝါ-ဤပုံ၊ ဝါ-
 ဤနည်း၊ ဝါ-ဤ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်၊ အထကုလပုတ္တံ-ထို့ နောက်
 နောင် အကျိုး ရုရန်ကြိုးသည့် အမျိုးကောင်းသားသည်၊ သော ဥပရိမာဒိသာ-
 ဤ ရဟန်းတည်းဟူသော အထက်အရပ်မျက်နှာသည်၊ ဝါ-ကို၊ ဝါ-ဤ အထက်
 အရပ်မျက်နှာနှင့် တူသောရဟန်းကို၊ ပဋိစ္ဆန္တာ-ဘေးရန် အန္တရာယ် မငြိတွယ်
 အောင် ဖုံးကွယ်ပိတ်ဆို့ အပ်သည်၊ ခေမာ-ဘေးရန်ကုန်ခန်း၊ အေးချမ်းသာယာ
 သည်၊ အပ္ပဋိဘယာ-အဇ္ဈဗာဟိ နှစ်လိရောပြုမ်း ဘေးတျမ်းမရှိသည်၊ ဟောတိ-
 ၏၊ ဣတိ-သို့၊ အဝေ ၂၀-မူပြီ။

၂၇၃။ ဘဂဝါ-သည်၊ ဣဒံစနံ-ဤဆဒ္ဓိသာဒိပကစကားကို၊ အဝေ ၂၀-
 မူပြီ၊ သုဂတေ-စကားဆိုရိုး ခွန်းခြောက်မျိုးတွင် အကျိုးနှင့်စပ် စကားမြတ်
 ကိုသာ ဆိုတော်မူတတ်သော၊ သတ္တာ-သည်၊ ဣဒံစနံ-ကို၊ ဝတနာ-မူပြီး၍၊
 အထပစ္စာ-မိန့်တော်မူပြီးရာကာလမှနောက်၌၊ အပရံ-သော၊ တေဂါသာဗန္ဓ-
 ဤတဒတ္တပရိဒိပကဂါသာဗန္ဓကို၊ အဝေ ၂၀-မူပြန်ပြီ၊ ကိံ-သို့၊ အဝေ ၂၀-နည်း။

ပုဗ္ဗဒိသာ-အစရှေ့ဖျား ကျေးဇူးများကုန်သည်၏အဖြစ်ကြောင့် အရှေ့အရပ်
 မျက်နှာနှင့်တူကုန်သော၊ မာတာပိတာစး မွေးမိဖခင် ကျေးဇူးရှင်တို့ လည်း
 ကောင်း၊ ဒက္ခိဏာဒိသာ-သဒ္ဓါကြည်ဖြူ တပည့်အလှူကို ခံယူထိုက်ကုန်သည်၏
 အဖြစ်ကြောင့် တောင်အရပ်မျက်နှာနှင့်တူကုန်သော၊ အာစရိယာစ-ကျင့်ရိုး
 လမ်းစဉ် သွန်သင်ပြသ ဆုံးမတတ်သော ဆရာသခင် ကျေးဇူးရှင်တို့လည်း
 ကောင်း၊ ပစ္ဆာဒိသာ-နှစ်နှစ်ချိုက်ချိုက် အကြောင်းဆိုက်က နောက်လိုက်တတ်
 ကုန်သည်၏အဖြစ်ကြောင့် အနောက်အရပ်မျက်နှာနှင့်တူကုန်သော၊ ပုတ္တဒါရာစ-
 အိမ်၌ကြီးပွား မွေးမြူထားသည့် သားမယားတို့လည်းကောင်း၊ ဥတ္တရာဒိသာ-
 ဘေးရန်ပေယယ် အန္တရာယ်မှ ထုတ်ကယ်ယူတတ်ကုန်သည်၏အဖြစ်ကြောင့်
 မြောက်အရပ်မျက်နှာနှင့်တူကုန်သော၊ မိတ္တာမစ္စာစ-ချမ်းသာဆင်းရဲ ဖော်မကွဲ
 သဲ အမြဲတကွ ဖြစ်ဖော်ဖြစ်ဖက်ဖြစ်သော အဆွေခင်ပွန်းတို့လည်းကောင်း၊

ဟေဋ္ဌာဒိသာ-အောက်၌စေား နီးအပါး၌ တည်ထားအပ်ကုန်သည်၏ အဖြစ်ကြောင့် အောက်အရပ်မျက်နှာနှင့်တူကုန်သော၊ ဒါသကမ္မကရာဇ-ကိုယ်တိုင် စိုးအုပ် ကြီးကြပ်ချုပ်သည့် ကျွန်အမှုလုပ်တို့လည်းကောင်း၊ ဥဒ္ဓံဒိသာ-သီလသမာ ပညာကြီးမား အထက်တန်းထားအပ်ကုန်သည်၏အဖြစ်ကြောင့် အထက်အရပ်မျက်နှာနှင့်တူကုန်သော၊ သမဏဗြာဟ္မဏာဇ-တဒင်ဝိက္ခမံ သမုဇ္ဈေဒ ပဟာန်ဖြင့် ပယ်လှန်ငြိမ်းအေးစေအပ်ပြီးသော မကောင်းမှုရှိကုန်သောရဟန်းတို့လည်းကောင်း၊ ဣတိ-သို့၊ ဆ-ကုန်သော၊ တောဒိသာ-ဤအရပ်မျက်နှာနှင့်တူသော ပုဂ္ဂိုလ်တို့ကို၊ ကုလေ-အမျိုးအိမ်၌၊ အလမတ္တော-တရားကျင့်ဘတ်အခွင့်မှတ်၍ သင့်မြတ်သောသဘောရှိသော၊ ဝါ-အိမ်ရာတည်ထောင် လူ၏ဘောင်ကို စွမ်းအောင်တည်စေခြင်းငှာ စွမ်းနိုင်သောသဘောရှိသော၊ ဂိဟိ-လူသည်၊ နမဿေယျ-ကျင့်ဝတ်မျိုးမျိုး မပေါက်ကျိုးအောင် ရှိခိုးရာ၏။

ပဏ္ဍိတောစ-ရှိခိုးခြင်းအရာ ရပ်မျက်နှာ၌ လိမ္မာမြင်သိ ပညာရှိသည်လည်းကောင်း၊ သီလသမ္ပန္နောစ-ကျင့်ဝတ်သီလ အာစာရနှင့် တကွပြည့်စုံသည်လည်းကောင်း၊ သဏောစ-နူးညံ့စကား တရားသိမ်မွေ့ ဖြစ်လေ့ရှိသည်လည်းကောင်း၊ ပဋိဘဒနဝါစ-ရှိခိုးခြင်းအရာ ရပ်မျက်နှာ၌ ထင်လာသောညာဏ်ရှိသည် လည်းကောင်း၊ ဟုတုာ-၍၊ နိဝါတဝုတ္တိ-ကိုယ်စိတ်နှစ်ပါး နှိမ်ချထားလျက် ပွားစေအပ်သောအကျင့်ရှိသော၊ အသဒ္ဓေါ-ထွန်တုံးမျိုးပြီး စပါးကြီးပမာ လွန်စွာ မခက်ထန် မကြမ်းတမ်းသော၊ တာဒိသော-ထိုကဲ့သို့ ရှုအပ်သော သဘောရှိသော၊ ကုလပုတ္တော-အမျိုးကောင်းသားသည်၊ ယသံ-ခြေရံရှိန်စော် အကျော်အစောကို၊ လဘတေ-မှချမလွဲ အမြဲရတတ်၏။

ဥဋ္ဌာနကော-ထကြွလုံ့လ ဝိရှိယရှိသော၊ အနုလသော-အမှုခပင်း ပြုလုပ်ခြင်း၌ မပျင်းရိသော၊ ကုလပုတ္တော-သည်၊ အာပဒါသု-ကြောက်ဖွယ်လန့်ဖွယ် အန္တရာယ်တို့ကြောင့်၊ နဝေဓတိ-သမာဓိဟုန် သီလဂုဏ်ကြောင့် မတုန်လှုပ်နိုင်၊ အစ္ဆန္ဒဝုတ္တိ-များပြားကျင့်ဝတ် ကြားမလတ်ဘဲ မပြတ်မကျိုးသော ဖြစ်ခြင်းရှိသော၊ မေဓဝီ-အနက်အနဲ အခက်အခဲကို ဖျက်ခွဲသုတ်သင် လျင်မြန်သော ဉာဏ်ရှိသော၊ တာဒိသော-ထိုကဲ့သို့ ရှုအပ်သောသဘောရှိသော၊ ကုလပုတ္တော-သည်၊ ယသံ-ကို၊ လဘတေ-၏။

သင်္ဂါဟကော-သင်္ဂါဟမြောက် အရာရောက်အောင် ချီးမြှောက်ထောက်ပံ့တတ်သော၊ မိတ္တကရော-မိတ်ဝတ်မသွေ ကျင့်တတ်ပေသည့် မိတ်ဆွေကောင်းကို ရှာမှီးတတ်သော၊ ဝဒညူစ-ကျေးဇူးထင်ရှား မိတ်ဆွေများ၏ စကားဆိုဟန် ကျေးဇူးတုံ့ပြန်ရန်ကို ကော်သိတတ်သော၊ ဝါ-စကားမမြတ် အတွင်းရှက်ကို အချက်ပိုင်ပိုင်သိနိုင်သော၊ ဝါ-ဥစ္စာလျော့ပါး မိတ်ဆွေ များကို စကားမယွင်းယို

သင့်အောင်ဆိုလျက် အလိုကိုသိတတ်သော၊ ဝိတမစ္ဆရော-မပေးကမ်းလို့ နှမြော
 ဝန်တိုခြင်းမှကင်းသော၊ ဝါ-ကင်းသောနှမြောဝန်တို့ မပေးလို့ခြင်းရှိသော၊
 နေတာ-အကျိုးများစွာ အရာရာကို ပညာဖြင့်သာဆောင်တတ်သော၊ ဝိနေတာ-
 အထူးထူးအပြားပြား အကြောင်းများကို ထင်ရှားပြုလျက် ဆောင်တတ်သော၊
 အနုနေတာ-ကောင်းကျိုးရရန် လမ်းအမှန်ကို အဖုံဖုံဆောင်တတ်သော၊
 တာဒိသော-သော၊ ကုလပုတ္တော-သည်၊ ယသံ-ကို၊ လာဘတေ-၏။

ဣဇ္ဈမသ္မိံ လောကေ-ဤလောက၌၊ တတ္ထတတ္ထ တသ္မိံ တသ္မိံ ပုဂ္ဂလေ-တို့ထို့
 ဆိုင်ရာပုဂ္ဂိုလ်၌၊ ယထာရဟံ-ပုဂ္ဂိုလ်အလိုက် ဖြစ်ထိုက်သည်အားလျော်စွာ၊
 ယံ ဓါနုဉ္စ-ဘောဂဗလ နှိုင်းဆချင့်ထောက် ချီးမြှောက်ပေးကမ်းအကြင်လူဒါနိုး
 ခြင်းသည်လည်းကောင်း၊ ယံ ပေယျဝဇ္ဇဉ္စ-အကြင် အများရှေ့ဝယ် နားဝင်
 လှယ်အောင် ချစ်ဖွယ်သောစကား သုတိထားလျက် ပိုင်းခြားပြောဆိုခြင်းသည်
 လည်းကောင်း၊ ယာ အတ္ထစရိယာစ-အကြင် မိတ်ဆွေအကျိုး သယ်ပိုးဆောင်ရွက်
 နှစ်သက်ဝမ်းမြောက် ချင့်ထောက်အသင့် ပြုကျင့်ခြင်းသည်လည်းကောင်း၊
 ဓမ္မေသု-သုခ ဒုက္ခ စသည်ရှစ်ပါး လောကဓံဟုတို့၌၊ ယာ သမာနတ္တတာစ-
 အကြင် ကောင်းဆိုးမဟူ မိမိနှင့်တူမျှသည်၏အဖြစ်သည်လည်းကောင်း၊ အတ္ထိ-
 ထင်ရှားမသွေ ရှိခဲ့ပေ၏။

ဧတေ ဓမ္မာ-ဒါန ပေယျဝဇ္ဇ အတ္ထစရိယာ သမာနတ္တတာ ဤလေးဖြာသော
 တရား တို့သည်၊ အာဏီ-မယ်နုသည်၊ ဝါ-လည်းနားစောင့်သည်၊ ဝါ-ရထား
 နားစောင့်သည်၊ ဝါ-နားပန်းစွန်းသည်၊ ယာယဒတာ-လိုရာ အရပ် သွားလာ
 တတ်သော၊ ရထဿ-ရထားအား၊ ဝါ-ရထားကို၊ သင်္ဂဟာ-လိုရာ ပေါက်ရောက်
 ကြံတိုင်းမြောက်အောင် ချီးမြှောက်တတ်သည်၊ ဟောတိ ဣဝ-မဖောက်မပြန်
 အမှန်ဖြစ်သကဲ့သို့၊ တထာ-ပမာနှိုင်းယူ ထို့အတူသာ၊ လောကေ-အသင်္ချေယျ
 များပြားလှသည့် သတ္တလောကကြီးကို၊ သင်္ဂဟာ-ဖရိုဖရဲ မပြိုကွဲအောင် အမြဲ
 ထောက်ပံ့ ချီးမြှင့်တတ်ကုန်၏၊ ဧတေ သင်္ဂဟာ-မယ်နုသဖွယ် သံမျော့တွယ်သို့
 ကယ်ဆယ်ပြီးမြောက် ခရီးရောက်အောင် ချီးမြှောက်တတ်သော ဤ သင်္ဂဟ
 တရား လေးပါးတို့သည်၊ စ န အဿု-အကယ်ကေန မရှိကုန်သည်မှန်အံ့၊ ဧဝံ
 အသန္တေသု-ဤသို့သင်္ဂဟလေးတန် အမှန် ချစ် ကုန်သော်၊ မာတာ-ကျေးဇူးအရှင်
 မွေးမိခင်သည်၊ ပုတ္တကာရဏာ-ကိုယ်က မွေးဖွား သားဟူသော အကြောင်း
 ကြောင့်၊ မာနံ ဝါ-ကျေးဇူးအကျိုး အားထားကိုး၍ မြတ်နိုးခြင်းကို သော်
 လည်းကောင်း၊ ပူဇံ ဝါ- ရိုသေကော်ရော် မြူးမြော်လျက် ပူဇော်ခြင်းကို
 သော်လည်းကောင်း၊ န လဘေထ-ကေနမုချ မရနိုင်ပေရာ၊ ပိတာ ဝါ-ကျေးဇူး
 အရှင် မွေးဖခင်သည် သော်လည်း၊ ပုတ္တ ကာရဏာ-ကိုယ်က မွေးဖွား သား
 ဟူသော အကြောင်းကြောင့်၊ မာနံ ဝါ- ကိုသော် လည်းကောင်း၊ ပူဇံဝါ-

ကိုသော် လည်းကောင်း၊ န လဘေထ-ကေနိမုချ မရနိုင်ပေရာ၊ စ-သင်္ဂဟတရား အကျိုးများကို ထင်ရှားပြတော်မူပေအံ့၊ ယသ္မာ- အကြင့်ကြောင့်၊ ပဏ္ဍိတာ- ကြောင်းကျိုးမြင်သိ ပညာရှိသောပုဂ္ဂိုလ်တို့သည်၊ ဇေတသင်္ဂဟေ-ဒါန ပေယျ ဝဇ္ဇ အတ္ထစရိယာ သမာနတ္တတာ ဤလေးဖြာသော သင်္ဂဟတရားတို့ကို၊ သမ- ဝေက္ခန္တိ-မဖောက်မပြန် ကေနိပြုသင့်၏ဟု ကြည့်ရှုဆင်ခြင် မြော်မြင်တတ်ကြပေ ကုန်၏၊ တသ္မာ-ထိုသို့ ကြည့်ရှုဆင်ခြင် မြော်မြင် တတ်ကြကုန်သည်၏ အဖြစ် ကြောင့်၊ တေ ပဏ္ဍိတာ-ထို ကြောင်းကျိုးမြင်သိ ပညာရှိသော ပုဂ္ဂိုလ်တို့သည်၊ မဟတ္တိ-ပြိုင်ဘက်တူလွတ် ကြီးမြတ်သည်၏ အဖြစ်သို့၊ ပပေ္ဘန္တိ-ဆက်ဆက်မဆွေ ရောက်ကြပေကုန်၏၊ ပါသံသာ စ-သတ္တိရုံစွမ်း ဂုဏ်ပေါင်းလွမ်း၍ ချီးမွမ်းအပ် ကုန်သည်လည်း၊ အဝန္တိ-မလွဲမချ ဖြစ်ကြရကုန်၏၊ ဣတိ-သို့၊ အဝေါ စ- မပြန်ပြီ။

၂၇၄။ ဝေ-သို့၊ ဝုတ္တေ-မြတ်စွာဘုရားက မိန့်တော်မူ အပ်သည် ရှိသော်၊ သိင်္ဂါလကော-သော၊ ဂဟပတိပုတ္တော-သည်၊ ဘဂဝန္တိ-ကို၊ တေ ဝစနံ-ကို၊ အဝေါစ-လျှောက်ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-ဘုရား၊ ဘဂဝတော- ၏၊ ဝစနံ-စကားတော်ကို၊ ဝါ-သည်၊ သံသာရစက္ကန္တိဝတ္တနတော-သံသရာ တည်းဟူသော စက်ကို နှစ်စေတတ်သည်၏ အဖြစ်ကြောင့်၊ အဘိက္ကန္တိ-အလွန် နှစ်သက်အပ်ပါပေစွာ၊ ဝါ-အလွန်ကောင်းပါပေစွာ၊ ဘန္တေ-ဘုရား၊ ဘဂဝ တော-၏၊ ဝစနံ-ကို၊ ဝါ-သည်၊ သမ္မေစက္ကပဝတ္တနတော-သူတော်ကောင်းတို့၏ တရားတည်းဟူသော စက်ကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်၊ အဘိက္ကန္တိ- စွာ၊ ဘန္တေ-ဘုရား၊ သေယျထာပိ-မည်သည်၊ ကောစိ-သော၊ ပုရိသော-သည်၊ နိက္ခုဇ္ဇိတံ-ကို၊ ဥက္ကုဇ္ဇေယျသေယျထာပိ ဝါ-သို့သော် လည်းကောင်း၊ ပဋိစ္ဆန္တိ- ကို၊ ဝိဝရေယျသေယျထာပိ ဝါ-သို့သော် လည်းကောင်း၊ မုဠဿ-အား၊ မဂ္ဂိ- ကို၊ အာစိက္ခေယျ သေယျထာပိ ဝါ-သို့သော် လည်းကောင်း၊ စက္ခုမန္တော- ကုန်သော၊ ပုရိသာ-တို့သည်၊ ရူပါနိ-တို့ကို၊ ဒက္ခန္တိ-ကုန်လိမ့်လတ္တံ့၊ ဣတိ မနသိ ကတော-၍၊ အန္တကာရေ-၌၊ တေလပဇ္ဇောတံ-ကို၊ ဓာရေယျသေယျထာပိ ဝါ- သို့သော် လည်းကောင်း၊ ဧဝမေဝံ-ပုံစံနှိုင်းယူ ဤအတူသာ၊ ဘဂဝတော-သည်၊ အနေကပရိယာယေန-များစွာသောအကြောင်းဖြင့်၊ ဓမ္မော-တရားကို၊ ပကာ သိတော-ထင်ရှားပြတော်မူအပ်ပါပြီ၊ ဘန္တေ-ဘုရား၊ သောဟံ+သော အဟံ- ထို အကျွန်ုပ်သည်၊ ဘဂဝန္တိ-ကို၊ သရဏံ-ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍၊ ဝါ-ဒုက္ခကိုဖျောက် သုခရောက်အောင် စောင့်ရှောက်ကယ်မတော် မူတတ်ပါပေ၏ ဟူ၍၊ ဂစ္ဆာမိ-မှီဝဲဆည်းကပ်ပါ၏၊ ဝါ-သိမှတ်ပါ၏၊ ဓမ္မဉ္စ- တရားတော်ကိုလည်း၊ ဝါသရဏံ-ဟူ၍၊ ဂစ္ဆာမိ-ပါ၏၊ ဘိက္ခုသံသဉ္စ-ရဟန်း အပေါင်းကိုလည်း၊ သရဏံ-ဟူ၍၊ ဂစ္ဆာမိ-ပါ၏၊ ဘဂဝေါ-သည်၊ မိ-အကျွန်ုပ်

ကို၊ အဇ္ဈတဂ္ဂေ-ယနေ့၏အဖြစ်ကိုအစပြု၍၊ ပါဏပေတံ-အသက်တို့ဖြင့် ကိုးကွယ်
 လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ဆည်းကပ်တတ်သော၊ သရဏံ-ကိုးကွယ်
 လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍၊ ဝါ-ဒုက္ခကိုဖျောက် သုခရောက်အောင်
 စောင့်ရှောက်ကယ်မိတော် မူတတ်ပါပေ၏ ဟူ၍၊ ဂတံ-ဆည်းကပ်တတ်သော၊
 ဝါ-သိမှတ်တတ်သော၊ ဥပါသကံ-သီတင်းသည် ဒါယကာဟူ၍၊ ဓာရေတု-
 သိမှတ်တော် မူပါလော့၊ ဝါ- အသိအမှတ် ပြုတော်မူပါလော့၊ ဣတိ-သို့၊
 အဝေါ စ-လျှောက်ပြီ၊ ဣတိ ဝေ-အားဖြင့်၊ သုတံ-အပ်ပါပြီ၊ ဣတိ-သို့၊
 ဝိဿဇ္ဇေသိ-ပြီ၊ ဣတိ-ဤကား သိင်္ဂါလသုတ် အပြီးတည်း။

အဋ္ဌမံ-သော၊ သိင်္ဂါလသုတ္တံ-သည်၊ နိဋ္ဌိတံ-ပြီ။



၉။ အာဠာနာဠိယသုတ္တ

ပထမဘဂဝါရ

၉၂၇၅။ ပ။ ဘဂဝါ-သည်၊ ရာဇဂဟေ-၌၊ ဂိဇ္ဈကုဋေ-သော၊ ပဗ္ဗတေ-၌၊ ဝိဟရတိ-၏။ အထတသ္မိံ ကာလေ-မြတ်စွာဘုရား၏ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋေ တောင်ဝယ်နေတော်မူရာထိုအခါ၌၊ စတ္တာရော-လေးယောက်ကုန်သော၊ မဟာ ရာဇာနေဒ-နတ်မင်းကြီးတို့သည်၊ မဟတိယာ-များစွာသော၊ ယက္ခသေနာယစ- တိလူးစစ်သည်ဖြင့်လည်းကောင်း၊ မဟတိယာ-သော၊ ဂန္ဓဗ္ဗ သေနာယစ- ဂန္ဓဗ္ဗ စစ်သည်ဖြင့် လည်းကောင်း၊ မဟတိယာ-သော၊ ကုမ္ဘဏ္ဍသေနာယစ- ကုမ္ဘဏ္ဍစစ်သည်ဖြင့်လည်းကောင်း၊ မဟတိယာ-သော၊ နာဂသေနာယစ-နဂါး စစ်သည်ဖြင့်လည်းကောင်း၊ စတုဒ္ဒိသံ-လေးပါးသောအရပ်မျက်နှာ၌၊ ရက္ခိ- အစောင့်အရှောက်ကို၊ ဌပေတွာ-ထားခဲ့ကြကုန်၍၊ စတုဒ္ဒိသံ-၌၊ ဂုမ္မံ-စစ်သည် ရဲမက်ဗိုလ်အစုကို၊ ဌပေတွာ-ကုန်၍၊ စတုဒ္ဒိသံ-၌၊ သြဝရဏံ-အစောင့်အရှောက် ကို၊ ဌပေတွာ-ကုန်၍၊ အဘိက္ကန္တာယ-ညဉ့်ဦးယံကိုလွန်ပြီးသော၊ ဝါ-ညဉ့်ဦးယံ မှကင်းပြီးသော၊ ရတ္တိယာ-ညဉ့်သန်းခေါင်ယံအခါ၌။ (တစ်နည်း) ရတ္တိယာ- ပထမယံညဉ့်သည်၊ အဘိက္ကန္တာယ-လွန်ပြီးသည်ရှိသော်၊ ဝါ-ကင်းပြီးသည် ရှိသော်၊ အဘိက္ကန္တာယ-အလွန် နှစ်သက်အပ်သော အဆင်းရှိကြကုန်သည်၊ ဟုတွာ-ကုန်၍၊ ဧဝလကပုံ၊ ဝန်းကျင်ပတ်လည်တစ်ခုမကြမ်း ခပ်းဥသ္မိံ အလုံးစုံသော၊ ဂိဇ္ဈကုဋေ-သော၊ ပဗ္ဗတံ-ကို၊ သြဘာသေတွာ-လရောင်နေရောင် စင်းစင်းပြောင်သို့ အမှောင်ကင်းပျောက် အလင်းရောက်အောင် ဝင်းတောက် ထိန်လင်းစေကြကုန်ပြီး၍၊ ယေန ဌာနေန-၌၊ ဘဂဝါ-သည်၊ အတ္ထိ-မူ၏၊ တေန ဌာနေန-သို့၊ ဥပသကံမိ သု-ကုန်၏၊ ဥပသကံမိတွာ-ကုန်ပြီး၍၊ ဘဂဝန္တံ- ကို၊ အဘိဝါဒေတွာ-ကုန်ပြီး၍၊ ဧဝမန္တံ-အောင်၊ ဝါ-၌၊ နိသိဒိ သု-ကုန်ပြီ။

ဧပိယက္ခာ-ထိုတိလူးတို့သည်လည်း၊ (ဤကားအပေါင်းကတ္တား) အပေဗ္ဗ ကဇ္ဇေ-အချို့ ကုန်သော၊ ယက္ခာ-တို့သည်။ (ဤကား အစိတ်ကတ္တား)။ ဘဂဝန္တံ- ကို၊ အဘိဝါဒေတွာ-ကုန်ပြီး၍၊ ဧဝမန္တံ-အောင်၊ ဝါ-၌၊ နိသိဒိ သု-ကုန်၏၊ အပေဗ္ဗကဇ္ဇေ-ကုန်သော၊ ယက္ခာ-တို့သည်၊ ဘဂဝတာ-နှင့်၊ သဒ္ဓိံ-ကုသမ္မောဒိ သု- ကုန်၏၊ အမ္မောဒနိယံ-သော၊ သဒ္ဓဏိယံ-သော၊ ကထံ-ကို၊ ဝိတိသာရေတွာ- ကုန်ပြီး၍၊ ဧဝမန္တံ-အောင်၊ ဝါ-၌၊ နိသိဒိ သု-ကုန်၏၊ အပေဗ္ဗကဇ္ဇေ-ကုန်သော၊ ယက္ခာ-တို့သည်၊ ယေန ဌာနေန-၌၊ ဘဂဝါ-သည်၊ အတ္ထိ-မူ၏၊ တေန ဌာနေန- သို့၊ အဉ္ဇလိံ-ရိုသေဆည်းကပ် ကျင့်ဝတ်မြတ်ကို ပြတတ်သောလက်အုပ်ကို၊ ပဏာမေတွာ-ညွတ်စေကြကုန်၍၊ ဧဝမန္တံ-အောင်၊ ဝါ-၌၊ နိသိဒိ သု-ကုန်၏။

အပေကဇ္ဇေကုန်သော၊ ယက္ခာ-တို့သည်၊ နာမဂေါတ္တံ-အနွယ်ကို၊ သာဝေတွာ-
'နာကြားစေကြကုန်၍၊ ကေမန္တံ-အောင်းဝါ-၌၊ နိသိဒ္ဓိ သု-ကုန်၏၊ အပေကဇ္ဇေ-
ကုန်သော၊ ယက္ခာ-တို့သည်၊ တုဏှိဘူတာ-စကားတို့ မချေ ဆိတ်ဆိတ်နေကြ
ကုန်သည်၊ ဟုတွာ-ကုန်၍၊ ကေမန္တံ-အောင်း ဝါ-၌၊ နိသိဒ္ဓိ သု-ကုန်ပြီ။

၂၇၆။ ကေမန္တံ-အောင်း၊ ဝါ-၌၊ နိသိန္ဒောခေါ-သော၊ ဝေသဝဏော-
ဝေသဝဏအမည်ရှိသော၊ မဟာရာဇာ၊ နတ်မင်းကြီးသည်၊ ဘဂဝန္တံ-ကို၊
တေဝစနံ-ကို၊ အဝေါစ-လျှောက်ပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-
မြတ်စွာဘုရား၊ ဘဂဝံတော-မြတ်စွာဘုရားအား၊ အပ္ပသန္တာ-မကြည်ညိုကြ
ကုန်သော၊ ဥဠာရာ-မြတ်ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိဟိ-ရှိကြပါကုန်
သည်သာ၊ ဘန္တေ-ဘုရား၊ ဘဂဝတော-အား၊ ပသန္တာ-ကုန်သော၊ ဥဠာရာ-
ကုန်သော၊ ယက္ခာ-တို့လည်း၊ သန္တိဟိ-ရှိကြပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊
ဘဂဝတော-အား၊ အပ္ပသန္တာ-ကုန်သော၊ မဇ္ဈိမာ-ကုန်သော၊ ယက္ခာ-တို့သည်၊
သန္တိဟိ-ပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊ ဘဂဝတော-အား၊ ပသန္တာ-ကုန်သော၊
မဇ္ဈိမာ-ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊
ဘဂဝတော-အား၊ အပ္ပသန္တာ-ကုန်သော၊ နိစာ-ယုတ်ညံ့အောက်ကျကုန်သော၊
ယက္ခာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊ ဘဂဝတော-အား၊
ပသန္တာ-ကုန်သော၊ နိစာ-ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်
သာ၊ ဘန္တေ-ဘုရား၊ ခေါပန-စင်စစ်ကေန အမှန်အားဖြင့်၊ ယေဘုယျေန-များ
သောအားဖြင့်၊ ဝါ-များကုန်သော၊ ယက္ခာ-တို့သည်၊ ဘဂဝတော-အား၊
အပ္ပသန္တာယေဝ-မကြည်ညိုနိုင်ကြပါကုန်သည်သာ။

ကိဿဟေတု-အဘယ်အကြောင်းကြောင့်၊ ယေဘုယျေန-အားဖြင့်၊ ဝါ-
ကုန်သော၊ ယက္ခာ-တို့သည်၊ ဘဂဝတော-အား၊ အပ္ပသန္တာ-ကုန်သနည်း၊
ဘန္တေ-ဘုရား၊ ဟိယသ္မာ-အကြင်ကြောင့်၊ ဘဂဝါ-သည်၊ ပါဏာတိပါတာ-
ပါဏာတိပါတမှ၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို
လျင်စွာချခြင်းမှ၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို
လျင်စွာချကြောင်းဖြစ်သော စေတနာမှ၊ ဝေရမဏိယာ-ရှောင်ကြဉ်ခြင်းငှာ၊
ဓမ္မံ-ကို၊ ဒေသေတိ-ဟောတော်မူပါ၏၊ အဒိန္နာဒါနာ-အဒိန္နာဒါနမှ၊ ဝါ-
အရှင်သည် ကိုယ်နှုတ်ဖြင့်မပေးအပ်သော လူဇာတ်ရှိသော တစ်ပါးသောသူ၏
ဥစ္စာကို ခိုးယူခြင်းမှ၊ ဝါ-အရှင်သည် ကိုယ်နှုတ်ဖြင့်မပေးအပ်သော လူဇာတ်
ရှိသော တစ်ပါးသောသူ၏ဥစ္စာကို ခိုးယူကြောင်းဖြစ်သော စေတနာမှ၊ ဝေရ
မဏိယာ-ငှာ၊ ဓမ္မံ-ကို၊ ဒေသေတိ-ပါ၏၊ ကာမေသုမိစ္ဆာစာရာ-ကာမေသုမိစ္ဆာ
စာရမှ၊ ဝါ-ဝတ္ထုကာမတို့၌ ကိလေသာကာမ၏ အစွမ်းအားဖြင့် မှားမှားယွင်း
ယွင်း ကျင့်ခြင်းမှ၊ ဝါ-ဝတ္ထုကာမတို့၌ ကိလေသာကာမ၏ အစွမ်းအားဖြင့်

မှားမှားယွင်းယွင်းကျင့်ကြောင်းဖြစ်သော စေတနာမှ၊ ဝေရမဏိယာ-ဌာ၊ ဓမ္မ-ကို၊ ဒေသေတိ-ပါ၏၊ မုသာဝါဒါ-မုသာဝါဒမှ၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကိုဖြစ်စေခြင်းမှ၊ ဝါ-ချွတ်ယွင်း ဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေကြောင်း ဖြစ်သော စေတနာမှ၊ ဝေရမဏိယာ-ဌာ၊ ဓမ္မ-ကို၊ ဒေသေတိ-ပါ၏၊ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ-ယစ်မှူးစတုဝေစေတတ်သော မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ၊ ဝါ-ယစ်မှူးတေ့ဝေ စေတတ်သော မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော သေအရက်ကို သောက်ကြောင်းဖြစ်သော စေတနာမှ၊ ဝေရမဏိယာ-ဌာ၊ ဓမ္မ-ကို၊ ဒေသေတိ-ပါ၏၊ ဘန္ဓေ-ရား၊ ခေါပန-အားဖြင့်၊ ယေဘုယျေန-အားဖြင့်၊ ဝါ-ကုန်သော၊ ယက္ခာ-တို့သည်၊ မါဏာတိပါတာ-မှ၊ အပ္ပဋ္ဌိဝိရတာယေဝ-အသီးသီးကင်းလျက် မရှောင်ကြဉ်ကြပါကုန်သည်သာ၊ အဒိန္နာဒါနာ-မှ၊ အပ္ပဋ္ဌိဝိရတာဝေ-ပါကုန် သည်သာ။ (ဝေလိက်ယှဉ်သည်။) ကာမေသုမိစ္ဆာစာရာ-မှ၊ အပ္ပဋ္ဌိဝိရတာဝေ-ပါကုန်သည်သာ၊ မုသာဝါဒါ-မှ၊ အပ္ပဋ္ဌိဝိရတာဝေ-ပါကုန်သည်သာ၊ သုရာ မေရယမဇ္ဇပမာဒဋ္ဌာနာ-မှ၊ အပ္ပဋ္ဌိဝိရတာဝေ-ပါကုန်သည်သာ။

တေသံယက္ခာနံ-တို့၏၊ ဝါ-တို့သည်၊ တံဝိရမဏံ-ထိုမြတ်စွာဘုရား ဟောတော် မူအပ်သော ငါးပါးသောရန်တို့မှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတီတရား သည်၊ ဝါ-ကို၊ အပ္ပိယံ-မချစ်အပ်သည်၊ အမနာပံ-စိတ်ဖြင့်မရောက်အပ်သည်၊ ဝါ-စိတ်ကိုမပွားစေတတ်သည်၊ ဝါ-စိတ်၏ရောက်ရာ မဟုတ်သည်၊ ဟောတိ- ဖြစ်ခဲ့ပါ၏၊ တသ္မာ-ကြောင့်၊ ယေဘုယျေန-အားဖြင့်၊ ဝါ-ကုန်သော၊ ယက္ခာ- တို့သည်၊ ဘဂဝတော-အား၊ အပ္ပသန္နာယေဝ-ပါကုန်သည်သာ၊ ဘန္ဓေ-ရား၊ ယေ သာဝကာ-အကြင် တပည့်တို့သည်၊ အရညဝနမတ္တာနိ-ကုလုပ် လေးတာ အပြန်ငါးရာရှိသောတော၊ ဝိဝေကကို အလှိုရှိသောပုဂ္ဂိုလ်တို့၏ တရားထူးကို ရလျက် တည်ရာတောအုပ်ဖြစ်ကုန်သော၊ ပန္နာနိ-အစွန်အဖျားအနား ဖြစ်ကုန် သော၊ အပ္ပသဒ္ဓါနိ-နည်းသောအသံရှိကုန်သော၊ အပ္ပနိဇ္ဈေဝါသာနိ-နည်းသော ကြွေးကြော်သံ ရှိကုန်သော၊ ဝိဇနဝါတာနိ-လူတို့၏ လှည့်လည် သွားလာခြင်း ကြောင့် ဖြစ်သောလေမှု ကင်းကုန်သော၊ မနုဿရာဟဿယျကာနိ-လူတို့၏ လျှိုဝှက်အပ်သောအမှုကို ပြုခြင်းငှာခံကုန်သော၊ ပဋိသလ္လာနသာရပ္ပာနိ-အာရုံ များစွာ ဖဲကြဉ်ခွာ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်ခြင်းအား လျှောက်ပတ်ကုန်သော၊ သေနာသနာနိ-ကျောင်းတို့ကို၊ သေဝန္တိ-မိဝဲကြကုန်၏၊ ဘဂဝတော-အား၊ တေ သာဝကာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ။

တတ္ထတေသု သေနာသနေသု-ထို တောကျောင်းတို့၌၊ နိဝါသိနော-အမြဲနေ လေ့ရှိကြကုန်သော၊ ဥဋ္ဌာရာ-ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိ-ပါကုန်၏၊

ယေယက္ခာ-တို့သည်၊ ဘဂဝတော-၏၊ ဣမသ္မိံပါဝစနေ-ဤ ပြဋ္ဌာန်းသော
 စကားရှိရာဖြစ်သော သာသနာဦး၊ အပ္ပသန္တာ-မကြည်ညိုကြပါကုန်၊ ဘန္တေ-ရား၊
 ဘဂဝါ-သည်၊ တေသံယက္ခာနံ-ထို သာသနာတော်၌ မကြည်ညိုကုန်သေးသော
 ဘိလူးတို့၏၊ ပသံဒါယ- ကြည်ညိုခြင်းငှာ လည်းကောင်း၊ ဘိက္ခုနံ-ရဟန်း
 ယောက်ျားတို့၏ လည်းကောင်း၊ ဝါ-ရဟန်းယောက်ျားတို့ကို လည်းကောင်း၊
 ဘိက္ခုနီနံ-ရဟန်းမတို့၏လည်းကောင်း၊ ဝါ-ရဟန်းမတို့ကိုလည်းကောင်း၊ ဥပါ-
 သကာနံ-သီတင်းသည်ဒါယကာတို့၏လည်းကောင်း၊ ဝါ-တို့ကိုလည်းကောင်း၊
 ဥပါသိကာနံ-သီတင်းသည် ဒါယိကာမတို့၏ လည်းကောင်း၊ ဝါ-တို့ကိုလည်း
 ကောင်း၊ ဂုတ္တိယာ-လုံခြုံစေခြင်းငှာလည်းကောင်း၊ ရက္ခာယ-စောင့်ရှောက်ခြင်း
 ငှာလည်းကောင်း၊ အဝိဟိံသာယ-မညည်းဆဲ မနှိပ်စက်ခြင်းငှာလည်းကောင်း၊
 ဖာသုဝိဟာရာယ-ချမ်းသာစွာ နေရခြင်းငှာ လည်းကောင်း၊ အာဠာနာဠိယံ-
 အာဠာနာဠိယံ၌ စီရင်အပ်သည်၏ အဖြစ်ကြောင့် အာဠာနာဠိယအမည်ရှိသော၊
 ခုက္ခံ-အစောင့်အရှောက်ကို၊ ဥဂ္ဂဏှာတု-မပယ်မလှန် မငြင်းဆန်ဘဲ လက်ခံတော်
 မူပါလော၊ ဣတိ-သို့၊ အဝေါစ-လျှောက်ပြီ၊ ဧဝံ-ဤသို့၊ ဝုတ္တေ-ဝေဿဝဏ
 နတ်မင်းကြီးက လျှောက်အပ်သည်ရှိသော်၊ ဘဂဝါ-သည်၊ တုဏှိဘာဝေန-
 ဗပယ်မချေ ဆိတ်ဆိတ်နေတော်မူသည်၏ အဖြစ်ဖြင့်၊ အဓိဝါသေသိ-မိမိ
 အထက်သို့ ဝင်တက်၍နေစေတော်မူပြီ၊ ဝါ-သည်းခံတော်မူပြီ။

အထတသ္မိံ ကာလေ-သည်းခံတော်မူရာ ထိုအခါ၌၊ ဝေဿဝဏော-သော၊
 မဟာရာဇာ-သည်၊ ဘဂဝတော-၏၊ အဓိဝါသနံ-ကို၊ ဝိဒိတွာ-သိရ၍၊ တာယံ
 ဝေဇာယံ-သိရရာ ထိုအခါ၌၊ အာဠာနာဠိယံ-အာဠာနာဠိယံ၌ စီရင်အပ်သည်
 ၏အဖြစ်ကြောင့် အာဠာနာဠိယအမည်ရှိသော၊ ဣမရက္ခံ-ဤအစောင့်အရှောက်
 ကို၊ ဝါ-ဤအစောင့်အရှောက် အကာအကွယ် ဖြစ်သော ပရိတ်ကို၊ အာသာသိ-
 ရွတ်ဆိုပြီ၊ ကိံ-သို့၊ အဘာသိ-နည်း။

၂၇၇။(၁) စက္ခုမန္တဿ-ဗုဒ္ဓ၊ ဓမ္မ၊ သမန္တနှင့် ဉာဏဒိဗ္ဗာ ဤငါးဖြာသော
 စက္ခုရှိတော်မူသော၊ သိရိမတော-လွန်ကဲသောပညာရှိတော်မူသော၊ ဝါ-လွန်ကဲ
 သော ဧုန်းကံရှိတော်မူသော၊ ဝါ-ကောင်းမှုတော်ကြောင့် ဖြစ်သော လွန်ကဲ
 သော ကုသိုလ်တော်၏ တင့်တယ်သည်၏အဖြစ် အစရှိသောဂုဏ်ရှိတော်မူသော၊
 ဝါ-ကောင်းမှုတော်ကြောင့် ဖြစ်သော လွန်ကဲသော အထွတ်အထိပ်သို့ ရောက်
 သော ကိုယ်တော်၏တင့်တယ်ခြင်းအစရှိသောဂုဏ် ရှိတော်မူသော၊ ဝါ-ကောင်း
 မှုတော်ကြောင့်ဖြစ်သော လွန်ကဲသော မြတ်သောကိုယ်တော်၏ တင့်တယ်ခြင်း
 အစရှိသောဂုဏ် ရှိတော်မူသော၊ ဝါ-ကောင်းမှုတော်ကြောင့်ဖြစ်သော အစိုးရ
 သည်၏အဖြစ်ဟူသော အာဓိပစ္စုဂုဏ်၊ အခြံအရံနှင့် ပြည့်စုံခြင်းဟူသော ပရိဝါရ
 သမ္ပတ္တိဂုဏ် ရှိတော်မူသော၊ ဝါ-လွန်ကဲသော အစိုးရခြင်း ရှိတော်မူသော၊

ဝိပဿိဿစ-ဝိပဿိမြတ်စွာဘုရားအားလည်း၊ မေ-အကျွန်ုပ်၏၊ နမော-ရှိခိုးခြင်းသည်၊ အတ္ထု-ဖြစ်ပါ၏၊ သဗ္ဗဘူတာနုကမ္ပိနော-အလုံးစုံသော သတ္တဝါတို့ကို အစဉ်သနားစောင့်ရှောက် ချီးမြှောက်ထောက်ပံ့လေ့ရှိသော၊ သိခိဿပိ-သိခိမြတ်စွာဘုရားအားလည်း၊ မေ-၏၊ နမော-သည်၊ အတ္ထု-ပါ၏။

(၂) နှာတကဿ-ဆေးကြောသုတ်သင်အပ်ပြီးသောကိလေသာ ရှိတော်မူသော၊ ဝါ-ကိလေသာတို့ကို ဆေးကြောသုတ်သင်တော်မူပြီးသော၊ တပဿိ-နော-ကိလေသာတို့ကိုပူပန်စေတတ်သောအကျင့်ရှိတော်မူသော၊ ဝေဿဘုဿစ-ဝေဿဘုမြတ်စွာဘုရားအားလည်း၊ မေ-၏၊ နမော-သည်၊ အတ္ထု-ပါ၏၊ မာရသေနာပမဒ္ဓိနော-မာရ်မင်း၊ မာရ်မင်း၏စစ်သည်ကို လွှမ်းမိုးနှိမ်နင်းတော်မူနိုင်သော၊ ကကုသန္ဓဿစ-ကကုသန်မြတ်စွာဘုရားအားလည်း၊ "မေ-၏၊ နမော-သည်၊ အတ္ထု-ပါ၏။

(၃) ဗြာဟ္မဏဿ-တားမြစ်ကန်ကွက် ပယ်ဖျက်အပ်ပြီးသော မကောင်းမှု ရှိတော်မူသော၊ ဝုသိမတော-ကျင့်သုံးအပ်ပြီးသော မဂ္ဂဗြဟ္မစရိယဝါသ၊ ဆယ်ပါးသော အရိယဝါသ ရှိတော်မူသော၊ ကောဏာဂမနဿစ-ကောဏာဂုံမြတ်စွာဘုရားအားလည်း၊ မေ-၏၊ နမော-သည်၊ အတ္ထု-ပါ၏၊ သဗ္ဗမိ-အလုံးစုံသော အာရုံတို့၌၊ ဝိပုမုတ္တဿ-ကိလေသာတို့မှ ကင်းလွတ်တော်မူပြီးသော၊ ကဿ-ပဿစ-ကဿပမြတ်စွာဘုရားအားလည်း၊ မေ-၏၊ နမော-သည်၊ အတ္ထု-ပါ၏။

(၄) အင်္ဂီရသော-ကိုယ်တော်မူ ပြုံးပြုံးပြက်ပြက် တလက်လက်ထွက်သော ထောင်ခြည်ရှိတော်မူသော၊ သကျပုတ္တော-သုဇ္ဈေဒန သာကီဝင်မင်း၏သား ဖြစ်တော်မူသော၊ သိရီမာ-လွန်ကဲသောဘုန်းကံ ရှိတော်မူသော၊ ယောဘဂဝါ-အကြင် ဂေါတမမြတ်စွာဘုရားသည်၊ သဗ္ဗဒုက္ခာပနုဒန်-အလုံးစုံသော ဆင်းရဲကို ပယ်ဖျောက်တတ်သော၊ ဣမိဓမ္မ-ဤပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓတရားကို၊ ဒေသေသိ-ဟောတော်မူပြီး၊ အင်္ဂီရသဿ-သော၊ သကျပုတ္တဿ-သော၊ သိရီမတော-သော၊ တဿ ဘဂဝတောစ-အားလည်း၊ မေ-၏၊ နမော-သည်၊ အတ္ထု-ပါ၏။

(၅) လောကေ-လောက၌၊ နိဗ္ဗုတာ-ကိလေသာပရိနိဗ္ဗာန်စံတော်မူကြကုန်ပြီးသော၊ ဝါ-ကိလေသာတို့မှငြိမ်းအေးတော်မူကြကုန်ပြီးသော၊ ယေစာပိဇနာ-အကြင် ကံ ကိလေသာတို့ဖြင့် ဖြစ်ပြီးသာဖြစ်သောရဟန္တာပုဂ္ဂိုလ်တို့သည်လည်း၊ ယထာဘူတံ-အကြင် အကြင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သည်အားလျော်စွာ၊ ဝိပဿိသံ-ဝါးပါးသော ဥပါဒါနုက္ခန္ဓာတို့ကို သမုဒယ၊ ဝယ၊ သမုဒယဝယ ဟူသော သုံးပါးအပြားအားဖြင့် ရှုမြင်တော်မူကြကုန်ပြီ၊ ဒေဝမနုဿာန်-နတ်လူတို့၏၊ ဟိတံ-အကျိုးစီးပွားကို ရှာတော်မူလေ့

ရှိသော၊ ဝိဇ္ဇာစရဏသမ္ပန္နံ-သုံးပါးသောဝိဇ္ဇာ၊ ရှစ်ပါးသောဝိဇ္ဇာ၊ တစ်ဆယ့်ငါး
ပါးသော စရဏတို့နှင့် ပြည့်စုံတော်မူသော၊ မဟတ္တံ-ကြီးကျယ်များမြတ် ပူဇော်
အပ်သောသဘောရှိတော်မူသော။ (တစ်နည်း) မဟန္တာ-မြတ်သောနိဗ္ဗာန်ဟူသော
အဆုံးရှိတော်မူသော၊ ဝါ-ပူဇော်အပ်သော နိဗ္ဗာန်ဟူသောအဆုံးရှိတော်မူသော၊
ဝါ-ကြီးကျယ်များမြတ် ပူဇော်အပ်သော သီလ သမာဓိ မဂ်ဉာဏ် ဖိုလ်ဉာဏ်
ပစ္စဝေက္ခဏာဉာဏ် ရှိတော်မူသော၊ ဝိတသာရဒံ-ရှုံရှာခြင်းကင်း ရဲတင်းသော
စိတ်ရှိတော်မူသော၊ ဂေါတမံ-ဂေါတမမြတ်စွာဘုရားကို၊ နမဿန္တိ-ရှိခိုးကြ
ကုန်၏၊ ဇေဇနာ-တို့သည်၊ အပိသုဏာ-နှစ်ပါးသောပုဂ္ဂိုလ်တို့၏ အချစ်ကို
မုန့်မုန့်ညက်ညက် ကြိတ်ချေတတ်သော ကုန်းတိုက်ကြောင်းစကားရှိတော်မူ
ကြကုန်၊ အထ-ထိုမြို့၊ မဟတ္တာ-ကြီးကျယ်များမြတ် ပူဇော်အပ်သောသဘော
ရှိတော်မူကြကုန်၏။ (တစ်နည်း) မဟန္တာ-မြတ်သောနိဗ္ဗာန်ဟူသော အဆုံး
ရှိတော်မူကြကုန်၏၊ ဝါ-ပူဇော်အပ်သော နိဗ္ဗာန်ဟူသော အဆုံးရှိတော်မူကြ
ကုန်၏၊ ဝါ-ကြီးကျယ်များမြတ် ပူဇော်အပ်သော သီလ သမာဓိ မဂ်ဉာဏ်
ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် ရှိတော်မူကြကုန်၏၊ ဝိတသာရဒါ- ကုန်၏၊
ဇေသံ ဇနာနံစ-တို့အားလည်း၊ မေ-၏၊ နမော-သည်၊ အတ္ထု-ပါ၏။ (ဤကား
အဋ္ဌကထာဆရာ့အလိုကျ ယောဇနာအပ်သော နည်းတည်း။) (တစ်နည်း)
လောကေ-၌၊ နိဗ္ဗုတာ-ကုန်ပြီးသော၊ ယေစာပိ ဗုဒ္ဓါ-အကြင် မြတ်စွာဘုရား
တို့သည်လည်း၊ ယထာဘူတံ-တိုင်း၊ ဝိပဿိသံ-ကုန်ပြီ၊ ဇေဗုဒ္ဓါ-တို့သည်၊
ဇနာ-ကံကိလေသာတို့ဖြင့် ဖြစ်ပြီးသာ ဖြစ်တော်မူကြကုန်သည်၊ အပိသုဏာ-
ကုန်သည်၊ အထ-မြို့၊ မဟတ္တာ-ကုန်သည်၊ (တစ်နည်း) မဟန္တာ-ကုန်သည်၊
ဝိတသာရဒါ-ကုန်သည်၊ အဟေသံ-ဖြစ်တော်မူကြကုန်ပြီ။

(၆) ပဏ္ဍိတာ-ဖြစ်သောပညာရှိကြကုန်သော၊ ဒေဝမနုဿာ-နတ်လူတို့
သည်၊ ဒေဝမနုဿာနံ-တို့၏၊ ဟိတံ-သော၊ ဝိဇ္ဇာစရဏသမ္ပန္နံ-သော၊ မဟတ္တံ-
သော။ (တစ်နည်း) မဟန္တာ-သော၊ ဝိတသာရဒံ-သော၊ ယံ ဂေါတမံ-အကြင်
ဂေါတမမြတ်စွာဘုရားကို၊ နမဿန္တိ-ကုန်၏၊ တဿဂေါတမဿစ-အားလည်း
ကောင်း၊ တတော ဂေါတမတော-ထိုဂေါတမမြတ်စွာဘုရားမှ၊ ပုရိမာနံ-
ရှေး၌ပွင့်တော်မူကြကုန်သော၊ ဗုဒ္ဓါနဉ္စ-မြတ်စွာဘုရားတို့အားလည်းကောင်း၊
မေ-၏၊ နမော-သည်၊ အတ္ထု-ပါ၏။ (ဤကား မဟာအဋ္ဌကထာဆရာ့အလိုကျ
ယောဇနာအပ်သောနည်းတည်း။) (တစ်နည်း) လောကေ-၌၊ နိဗ္ဗုတာ-ကုန်
ပြီးသော၊ အပိသုဏာ-ကုန်သော၊ အထ-မြို့၊ မဟတ္တာ-ကုန်သော၊ (တစ်နည်း)
မဟန္တာ-ကုန်သော၊ ဝိတသာရဒါ-ကုန်သော၊ ယေ ဇေဇနာ-အကြင်ကံကိလေ
သာတို့ဖြင့် ဖြစ်ပြီးသာ ဖြစ်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်၊ ယထာဘူတံ-တိုင်း၊
ဝိပဿိသံစ-ငါးပါးသောဥပါဒါနက္ခန္ဓာတို့ကို သမုဒယ၊ ဝယ၊ သမုဒယဝယ

ဟူသော သုံးပါးအပြားအားဖြင့်မြင်လည်းမြင်တော်မူကြကုန်ပြီ။ ဒေဝမနုဿာနံ-
 တို့၏။ ဟိတံ-သော၊ ဝိဇ္ဇာစရဏသမ္ပန္နံ-မူသော၊ မဟတ္တံ-သော။ (တစ်နည်း)
 မဟန္တံ-သော၊ ဝိတသာရဒံ-သော၊ ဂေါတမံ-ကို၊ နမဿန္တိစ-ရှိလည်းခိုးကြ
 ကုန်၏။ တေသံ ဇနာနံစ-တို့အားလည်း၊ မေ-၏၊ နမေ-သည်၊ အတ္ထု-ပါ၏။
 (ဤကား ဋီကာဆရာ့အလိုကျ ယောဇနာအပ်သောနည်းတည်း။)

၂၇၈။ (၇) ယတော ဌာနံတော-အကြင်အရပ်မှ၊ (ဥဂ္ဂစ္ဆတိ-၌စပ်)။
 ယဿ သူရိယဿစ-အကြင် နေသည်လည်း၊ ဥဂ္ဂစ္ဆမာနဿ-ထွက်သည်ရှိသော်၊
 ဝါ-ထွက်စဉ်၊ သံဝရိပိ-ညဉ့်သည်လည်း၊ နိရုဇ္ဈတိ-ကွယ်ပျောက်ချုပ်ငြိမ်း
 ရုပ်သိမ်းရလေ၏။ ယဿစ သူရိယေ-အကြင်နေသည်လည်း၊ ဥဂ္ဂတေ-အမှိုက်
 ကင်းပျောက် အလင်းရောက်အောင် ဝင်းတောက် ထွက်ပြုစာသည်ရှိသော်၊
 ဒိဝသောတိ-နေဟူ၍၊ ပဝုစ္ဆတိ-အပြားအားဖြင့်ဆိုအပ်၏။ အာဒိစ္စော-အဒိတီ
 နတ်သမီး၏သားဖြစ်သော၊ ဝါ- သုံးကျွန်းလင်းခိုက် တစ်ကျွန်းမှိုက်လျက်
 မှိုက်တိုက်ကင်းကွာ အလင်းလာအောင် ပြင်းစွာတစ်ပြိုင်နက် တောက်ပတတ်
 သော၊ မဏ္ဍလီ-ယူဇနာငါးဆယ် အလျားအနံကျယ်သည်ဖြစ်၍ ကြီးသောအဝန်း
 အဝိုင်းရှိသည်၊ ဟုတော့-၍၊ မဟာ-ကြီးသော၊ သော သူရိယော-ထိုနေသည်၊
 ဥဂ္ဂစ္ဆတိ-ထွက်ပြုလာပါ၏။

☞ (၈) တတ္ထံ တသ္မိံ ဌာနေ- ထိုနေထွက်ရာအရပ်၌၊ ဂမ္ဘီရော - နက်သော၊
 ရဟဒေ ပိ-ရေအိုင်သည်လည်း၊ အတ္ထိ-ရှိပါ၏။ သော ရဟဒေါ-သည်၊ သရိ
 တောဒကော-ယူဇနာအထောင်မကသက်ဝင်စီးသွားသောရေရှိသော၊ ဝါ-ရေသို့
 စီးဝင်တတ်သော စီးသွားသော မြစ်အပေါင်းရှိသော၊ သမုဒ္ဒေါ-သမုဒ္ဒမည်ပါ၏။
 ဝါ-မိမိသို့ကျရောက်လာသော သက်ရှိသက်မဲ့ ဝတ္ထုအပေါင်းကို ကောင်းစွာ
 ထက်ဝန်းကျင်မှ စိုစွတ်စေတတ်သော မဟာသမုဒ္ဒရာကြီးမည်ပါ၏။ တတ္ထံတသ္မိံ
 ဌာနေ-ထိုနေထွက်ရာအရပ်၌၊ ဌိတံ-သော၊ (ထည့်စပ်)တံ ရဟဒံ-ထိုရေအိုင်ကို၊
 မနုဿာ-လူတို့သည်၊ သမုဒ္ဒေါ သရိတောဒကော-သမုဒ္ဒေါ သရိတောဒကဟူ၍၊
 ဝေ-ကျသို့၊ ဇာနန္တိ-သိကြကုန်၏။

(၉-၁၀) ယံ ဒိသံ-အကြင်အရပ်မျက်နှာကို၊ ယဿသိ-ကုဋေတစ်သိန်းတိုင်တိုင်
 များသောအခြံအရံရှိသော၊ သော မဟာရာဇာ-ထိုနတ်မင်းကြီးသည်၊ အဘိပါ
 လေတိ-စောင့်ရှောက်၏။ ယဿသိ-သော၊ သော မဟာရာဇာ-သည်၊ ဂန္ဓဗ္ဗာနံ-
 ဂန္ဓဗ္ဗနတ်တို့၏၊ ဝါ-ဂန္ဓဗ္ဗနတ်တို့ကို၊ ဝါ-နံ သာအပေါင်းသို့ သက်ရောက်တတ်
 သော နတ်တို့ကို၊ အဓိပတိ-အကြီးအကဲသည်၊ ဝါ- အစိုးရအရှင်သခင်သည်၊
 နာမသော-အမည်အားဖြင့်၊ ဓတရဋ္ဌောတိ-ဓတရဋ္ဌမည်သည်၊ ဟောတိ-ဖြစ်ပါ၏။
 ယဿသိ-သော၊ သော မဟာရာဇာ-သည်၊ ဂန္ဓဗ္ဗေဟိ-တို့သည်၊ ပုရက္ခတော-

ရှေ့၌ထားအပ်သည်။ ဝါ- ရှေ့သွားပြုအပ်သည်။ ဟုတ္တာ- ရှိ၊ နုစွဂိတေဟိ- ကခြင်း၊ သီဆိုခြင်းတို့ဖြင့်၊ ရမတိ- မွေ့လျော်ပါ၏။ သာ ဒိသဒ- ထိုတေရဠာနတ်မင်း စောင့်ရှောက်အပ်သော အရပ်မျက်နှာသည်။ ဣတော ဌာနတော- ဤ မြင်းမိုရ် တောင်အရပ်မှ၊ ဝါ- ဤအကျွန်ုပ်တို့နေရာ အာဠာနာဠိမြို့အရပ်မှ၊ ဝါ- မြတ်စွာ ဘုရား ရှေ့မှောက်၌နေရာ ဤဂိဇ္ဈကုဋတောင်အရပ်မှ၊ ပုရိမာ- အရှေ့ဖြစ်သော၊ ဒိသဒ- အရပ်မျက်နှာပင်တည်း။ ဣတိ- သို့၊ နံ ဒိသံ- ထိုအရပ်မျက်နှာကို၊ ဇနော- လူအပေါင်းသည်၊ အာစိက္ခတိ- ခေါ်ဝေါ်ပြောဆိုကြပါ၏။

(၁၁) တဿ မဟာရာဇိနေဒ- ထို တေရဠာ နတ်မင်းကြီး၏၊ ပုတ္တာပိ- သား 'တော်တို့သည်လည်း၊ ဗဟဝေါ- များလှပါကုန်၏၊ တေပုတ္တာ- တို့သည်၊ ကေ- နာမာ- တူသော အမည်ရှိကြကုန်သည်။ ဝါ- တစ်ခုတည်းသော ဣန္ဒဟူသော အမည် ရှိကြကုန်သည်။ ဟောန္တိ- ကုန်၏၊ ဣတိ- ဤသို့၊ သုတံ- ထင်ရှား ကျော်စောခဲ့ ပါပြီ၊ (မေ- သဒ္ဓါ- နိပါတ်မျှသာ) တေပုတ္တာ- တို့သည်၊ အသိတိစ- ရှစ်ဆယ် သည်လည်းကောင်း၊ ဒသစ- တစ်ကျိပ်တို့သည်လည်းကောင်း၊ ဧကောစ- တစ် ယောက်သည်လည်းကောင်း၊ ဟောန္တိ- ပါကုန်၏၊ (တစ်နည်း) တေပုတ္တာ- တို့သည်၊ အသိတိဒသဧကောစ- ကိုးကျိပ်တစ်ယောက်သည်၊ ဟောန္တိ- ကုန်၏၊ တေပုတ္တာ- တို့သည်၊ ဣန္ဒနာမာ- ဣန္ဒဟူသော အမည် ရှိကြကုန်သည်၊ မဟဗ္ဗလာ- ကြီးသော အားအစွမ်း ရှိကြကုန်သည်၊ ဟောန္တိ- ပါကုန်၏။

(၁၂) တေစာပိပုတ္တာ- တို့သည်လည်း၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ ဒိသ္မာနု- တွေမြင်ကြကုန်၍၊ ဝါ- တွေမြင်ကြကုန်သည်ရှိသော်၊ အာဒိစ္စဗန္ဓုနံ- နေမင်း နှင့်တူသော အနွယ်ရှိတော်မူသော၊ ဝါ- နေမင်း၏ အဆွေ ဖြစ်တော်မူသော၊ မဟတ္တံ- ကြီးကျယ် များမြတ် ပူဇော်အပ်သော သတော ရှိတော်မူသော၊ (တစ်နည်း) မဟန္တံ- မြတ်သော နိဗ္ဗာန်ဟူသော အဆုံးရှိတော်မူသော၊ ဝိတသာရဒံ- ရှိရာခြင်းကင်း ရဲတင်းသော စိတ်ရှိတော်မူသော၊ ဗုဒ္ဓံ- ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ ကင်းတော်မူသော မြတ်စွာဘုရားကို၊ ဒုရတောဝ- ဝေးသော အရပ်မှသာလျှင်၊ နမဿန္တိ- ရှိခိုးကြပါကုန်၏၊ ကိံ ဝစနံ- ကို၊ ဝတုဒ- ကုန်၍၊ နမဿန္တိ- ကုန်သနည်း။

(၁၃) ပုရိသာဇည- ကြောင်းကျိုးနှစ်တန် လမ်းအမှန်ကို ကေနံ သိတော်မူ တတ်သော မြတ်စွာဘုရား၊ တေ- ရှင်တော်ဘုရားအား၊ နမော- ရှိခိုးခြင်းသည်၊ အတ္ထု- ဖြစ်ပါ၏၊ ပုရိသုတ္တမ- ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ တေ- အား၊ နမော- သည်၊ အတ္ထု- ပါ၏၊ အမနုဿာပိ- လူနှင့်တူသော နတ်တို့ သည်လည်း၊ ဝါ- လူနှင့်တူသော ဘိလူးတို့သည်လည်း၊ တံ- ရှင်တော်ဘုရားကို၊ တံ- အရှင်ဘုရားသည်၊ ကုသလေန- အပြစ်မရှိသော သဗ္ဗညုတဉာဏ်တော်ဖြင့်၊

ဝါ-အပြစ်မရှိသော ဗြဟ္မဝိဟာရဖြင့်၊ ဝါ-အပြစ်မရှိသော သြဓိ၊ အနောဓိအား
 ဖြင့် ဖြစ်သော မေတ္တာဗြဟ္မဝိဟာရဖြင့်၊ ဝါ-အပြစ်မရှိသော အာသယာနုသယ
 စရိယာဓိမုတ်ကို ခွဲခြမ်းဝေဖန်၍ သိတတ်သော အာသယာနုသယ ဉာဏ်ဖြင့်၊
 သမေက္ခသိ-ကောဇင်းစွာ ကြည့်ရှုတော်မူပါ၏၊ ဣတိ-သို့၊ ဝတ္တာ-ပြောဆိုကြ
 ကုန်၍၊ ဝန္တန္တိ-ရှိခိုးကြပါကုန်၏၊ ယသ္မာ-ကြောင့်၊ တေဝစနံ-ဤနတ်တို့ ချီးဝှ
 အပ်သောစကားကို၊ နော-အကျွန်ုပ်တို့သည်၊ အဘိဏှသော-မပြတ်မလပ်၊ သုတံ-
 ကြားအပ်ပါပြီ၊ (တစ်နည်း) ယသ္မာ-ကြောင့်၊ တေဝစနံ-ကို၊ အမေဟိ-တို့
 သည်၊ သုတံနော-ကြားအပ်ပါသည် မဟုတ်တုံလော၊ တသ္မာ-ကြောင့်၊ မယံ-
 တို့သည်၊ ဧဝံ-သို့၊ ဝဒေဒသေ-လျှောက်ထားကြပါကုန်၏၊ ဣတိဣဒံဝစနံ-ကို၊
 ဝတ္တာ-ကုန်၍၊ နမဿန္တိ-ပါကုန်၏။

(၁၄) တုမေ-တို့သည်၊ ဂေါတမိ-ဂေါတမအနွယ် ရှိတော်မူသော၊ ဇိနံ-
 မြတ်စွာဘုရားကို၊ ဝန္တသ-ရှိခိုးကြကုန်၏လော၊ ဣတိ-သို့၊ အမေဟိ-တို့သည်၊
 ပုဋ္ဌာ-မေးအပ်ကုန်သည်၊ သမာနာ-ဖြစ်ကုန်သည် ရှိသော်၊ မယံ- တို့သည်၊
 ဂေါတမိ-သော၊ ဇိနံ-ကို၊ ဝန္တာမ-ကုန်၏၊ ဝိဇ္ဇာစရဏသမ္ပန္နံ-မူသော၊ ဂေါတမိ-
 မူသော၊ ဗုဒ္ဓံ-ကို၊ ဝန္တာမ-ကုန်၏၊ ဣတိ-ဤသို့၊ ဝဒန္တိ-ပြောဆိုကြပါကုန်၏။

၂၇၉။ (၁၅) ယေန ဒိသာဘာဂေန-အကြင် အရပ်မျက်နှာ အဖို့ဖြင့်၊
 ပေတာ-မစွဲပွန်လောက ယခုဘဝမှ ပြောင်းသွားကြသော သတ္တဝါတို့ကိုလည်း
 ကောင်း၊ ပိသုဏာ-နှစ်ဦးနှစ်ဖက် အချစ်ဖက်ကို ကြိတ်ဖျက်ချေမှုန်းတတ်သော
 စကားကို ပြောဆိုတတ်သော သတ္တဝါတို့ကို လည်းကောင်း၊ ပိဋ္ဌမံသိကာ-မိတ်
 ဆွေတန်မဲ့ ကျောကိုဖဲ့သို့ ကဲ့ရဲ့တတ်သော သတ္တဝါတို့ကိုလည်းကောင်း၊ ပါဏာတိ
 ပါတိနော-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို လျင်စွာ
 ချခြင်းအလေ့ရှိကုန်သော သတ္တဝါတို့ကိုလည်းကောင်း၊ လုဒ္ဓါ-ကြမ်းတမ်းကုန်
 သော သတ္တဝါတို့ကိုလည်းကောင်း၊ စောရာ-ခိုးသူတို့ကိုလည်းကောင်း၊ နေကတိ-
 ကာ-ကောက်ကျစ် စဉ်းလဲကြကုန်သော၊ ဇနာ-သတ္တဝါတို့ကို လည်းကောင်း၊
 နိဟရိယန္တု-ထုတ်ဆောင်အပ်စေကုန်သတည်း၊ ဣတိ-သို့၊ ပဝုစ္ဆန္တိ-အပြားအား
 ဖြင့် ဆိုအပ်ကုန်၏၊ (တစ်နည်း) ယေန ဒိသာဘာဂေန-ဖြင့်၊ ပေတာ-တို့ကို
 လည်းကောင်း၊ ပိသုဏာ-တို့ကိုလည်းကောင်း၊ ပိဋ္ဌမံသိကာ-တို့ကိုလည်းကောင်း၊
 ပါဏာတိပါတိနော-တို့ကိုလည်းကောင်း၊ လုဒ္ဓါ-တို့ကိုလည်းကောင်း၊ စောရာ-
 တို့ကို လည်းကောင်း၊ နေကတိကာ-ကုန်သော၊ ဇနာ-တို့ကိုလည်းကောင်း၊
 ပဝုစ္ဆန္တိ-အပြားအားဖြင့် ပေါင်းစု၍ထားအပ်ကုန်၏။

(၁၆-၁၇) ယံဒိသံ-ကို၊ ယသဿိ-သော၊ သောမဟာရာဇာ-သည်၊ အဘိပါ-
 လေတိ-၏၊ ယသဿိ-သော၊ သော မဟာရာဇာ-သည်၊ ကုမ္မဏာနံ-ကုမ္မဏ်တို့၏၊

ဝါ-ကုမ္ဘဏ်တို့ကို၊ ဝါ-အိုးစရည်းကြီးမျှအတိုင်းအရှည်ရှိသော ဝေးစေ့ရှိကုန်သည်
တို့၏အဖြစ်ကြောင့် ကုမ္ဘဏ်အမည်ရှိကုန်သော နတ်တို့ကို၊ အဓိပတိ-အကြီးအကဲ
သည်၊ ဝါ-အစိုးရအရှင်သခင်သည်၊ နာမသော-အားဖြင့်၊ ဝိရူဠောဏတိ-ဝိရူဠမည်
သည်၊ ဟောတိ-၏၊ ယသဿိ-သော၊ သော မဟာရာဇာ-သည်၊ ကုမ္ဘဏ္ဍဟိ-တို့
သည်၊ ပုရကုတော-အပ်သည်၊ ဟုတော-၍၊ နုစ္စဂီတေဟိ-တို့ဖြင့်၊ ရမတိ-ခွဲပါ၏၊
သာ ဒိသာ-ဝိရူဠ နတ်မင်းကြီး စောင့်ရှောက်အပ်သော ထိုအရပ်မျက်နှာသည်၊
ဣတော ဌာနထော-မှ၊ ဒက္ခိဏာ-တောင်ဖြစ်သော၊ ဒိသာ-ပါတည်း၊ ဣတိ-
သို့၊ နံ ဒိသံ-ကို၊ ဇနော-သည်၊ အာစိက္ခတိ-ပါ၏။

(၁၈) တဿိမဟာရာဇိနော-၏၊ ပုတ္တာပိ-တို့သည်လည်း၊ ဗဟဝေါ-ကုန်
သည်၊ ဟောန္တိ-ကုန်၏၊ တေပုတ္တာ-တို့သည်၊ ဧကနာမာ-ကုန်သည်၊ ဟောန္တိ-
ကုန်၏၊ ဣတိ-သို့၊ သုတံ-ခွဲပါပြီ၊ တေ ပုတ္တာ-တို့သည်၊ အသိတိ စ-သည်
လည်းကောင်း၊ ဒသ စ-တို့သည် လည်းကောင်း၊ ဧကော စ-သည် လည်း
ကောင်း၊ ဟောန္တိ-ပါကုန်၏၊ တေ ပုတ္တာ-တို့သည်၊ ဣန္ဒနာမာ-ကုန်သည်၊
မဟဗ္ဗလာ-ကုန်သည်၊ ဟောန္တိ-ကုန်၏။

(၁၉) တေစာပိ ပုတ္တာ-တို့သည်လည်း၊ ဗုဒ္ဓံ-ကို၊ ဒိသ္မာန-ကုန်၍၊ ဝါ-
ကုန်သည်ရှိသော်၊ အာဒိစ္စဗန္ဓုနံ-သော၊ မဟတ္တံ-သော၊ ဝိတသာရဒံ-သော၊
ဗုဒ္ဓံ-ကို၊ ခုရတောဝ-မှသာလျှင်၊ နမဿန္တိ-ပါကုန်၏၊ ကိံ ဝစနံ-ကို၊ ဝတော-
ကုန်၍၊ နမဿန္တိ-ကုန်သနည်း။

(၂၀) ပုရိသာဇည-ဘုရား၊ တေ-အား၊ နမော-သည်၊ အတ္ထု-ပါ၏၊
ပုရိသုတ္တမ-ဘုရား၊ တေ-အား၊ နမော-သည်၊ အတ္ထု-ပါ၏၊ အမနုဿာပိ-
တို့သည်လည်း၊ တံ-ကို၊ တံ-သည်၊ ကုသလေန-ဖြင့်၊ သမေက္ခသိ-မူပါ၏၊
ဣတိ-သို့၊ ဝတော-ကုန်၍၊ ဝန္တန္တိ-ပါကုန်၏၊ ယသ္မာ-ကြောင့်၊ တေဝစနံ-ကို၊
နော-တို့သည်၊ အဘိဏ္ဍသော-လပ်၊ သုတံ-အပ်ပါပြီ၊ တသ္မာ-ကြောင့်၊ မယံ-
တို့သည်၊ ဝေ-သို့၊ ဝဒေမသေ-ပါကုန်၏၊ ဣတိ-သို့၊ ဝတော-ကုန်၍၊ နမဿန္တိ-
ပါကုန်၏။

(၂၁) တုမ္ပေ-တို့သည်၊ ဂေါတမိ-မူသော၊ ဇိနံ-ကို၊ ဝန္တထ-ကုန်၏လော၊
ဣတိ-သို့၊ အမ္ပေဟိ-တို့သည်၊ ပုဋ္ဌာ-အပ်ကုန်သည်၊ သမာနာ-ကုန်သည်ရှိသော်၊
မယံ-တို့သည်၊ ဂေါတမိ-မူသော၊ ဇိနံ-ကို၊ ဝန္တာမ-ကုန်၏၊ ဝိဇ္ဇာစရဏသမ္ပန္နံ-
သော၊ ဂေါတမိ-သော၊ ဗုဒ္ဓံ-ကို၊ ဝန္တာမ-ပါကုန်၏၊ ဣတိ-သို့၊ ဝဒန္တိ-ပါ
ကုန်၏။

'၂၀၀။ (၂၂) ယတ္ထ စ ယသ္မိံ ဌာနေ-အကြင် အရပ်၌လည်း၊ ဝါ-သို့လည်း၊ (ဥဂ္ဂစ္ဆတိ၌စပ်။) ယဿ စ သူရိယဿ-သည်လည်း၊ ဥဂ္ဂစ္ဆမာနဿ-သော်၊ ဒိဝသောပိ-နေသည်လည်း၊ နိရုဇ္ဈတိ-၏၊ ယဿစသူရိယေ-သည်လည်း၊ ဥဂ္ဂတေ-သော်၊ သံဝရီတိ-ညဉ့်ဟူ၍၊ ပဉ္စတိ-အပ်ပါ၏၊ အာဒိစ္စော-သော၊ မဏ္ဍလိ-သည်၊ ဟုတော-၍၊ မဟာ-သော၊ သော သူရိယော-သည်၊ ဥဂ္ဂစ္ဆတိ-ပါ၏။

(၂၃) တတ္ထ တသ္မိံ ဌာနေ-၌၊ ဂမ္ဘီရော-သော၊ ရဟဒေါပိ-သည်လည်း၊ အတ္ထိ-ပါ၏၊ သော ရဟဒေါ-သည်၊ သရိတောဒကော-သော၊ သမုဇ္ဈေ-မည်ပါ၏၊ တတ္ထ တသ္မိံ ဌာနေ-၌၊ ဌိတံ-သော၊ တံ ရဟဒံ-ကို၊ မနုဿာ-တို့သည်၊ သမုဇ္ဈေသရိတောဒကော-ဟူ၍၊ ဧဝံ-သို့၊ ဇာနန္တိ-ပါကုန်၏။

(၂၄-၂၅) ယံ သဒိသံ-ကို၊ ယသဿိ-သော၊ သော မဟာရာဇာ-သည်၊ အဘိပါလေတိ-ပါ၏၊ နာဂါနဉ္စ-နဂါးတို့၏လည်း၊ ဝါ-နဂါးတို့ကိုလည်း၊ အဓိပတိ-အကြီးအကဲသည်၊ ဝါ-အစိုးရ အရှင်သခင်သည်၊ နာမသော-အားဖြင့်၊ ဝိရူပက္ခောတိ-ဝိရူပက္ခမည်သည်၊ ဟောတိ-၏၊ ယသဿိ-သော၊ သော မဟာရာဇာ-သည်၊ နာဂေဟေဝ-နဂါးတို့သည် သာလျှင်၊ ပုရက္ခတော-အပ်သည်၊ ဟုတော-၍၊ နစ္စဂီတေဟိ-တို့ဖြင့်၊ ရမတိ-၏၊ သာ ဒိသာ-ဝိရူပက္ခ နတ်မင်းကြီး စောင့်ရှောက်အပ်သောထိုအရပ်မျက်နှာသည်၊ ဣတော ဌာနတော-မှ၊ ပစ္စိမာ-အနောက်ဖြစ်သော၊ ဒိသာ-ပါတည်း၊ ဣတိ-သို့၊ နံ ဒိသံ-ကို၊ ဇနော-သည်၊ အာစိက္ခတိ-ပါ၏။

(၂၆) တဿ မဟာရာဇိနော-၏၊ ပုတ္တာပိ-တို့သည်လည်း၊ ဗဟဝေါ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ တေပုတ္တာ-တို့သည်၊ ကေနာမာ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဣတိ-သို့၊ သုတံ-ခွဲပါပြီ၊ ဧပုတ္တာ-တို့သည်၊ အသိတိ ဒသ ကော စ-သည်လည်း၊ ဟောန္တိ-ကုန်၏၊ တေပုတ္တာ-တို့သည်၊ ဣန္ဒနာမာ-ကုန်သည်၊ မဟဗ္ဗလာ-ကုန်သည်၊ ဟောန္တိ-ကုန်၏။

(၂၇) တေစာပိ ပုတ္တာ-တို့သည်လည်း၊ ဗုဒ္ဓံ-ကို၊ ဒိသ္မာန-ကုန်၍၊ ဝါ-ကုန်သည်ရှိသော်၊ အာဒိစ္စဗန္ဓုနံ-သော၊ ဝိတသာရဒံ-သော၊ ဗုဒ္ဓံ-ကို၊ ဒုရတောဝ-သာလျှင်၊ နမဿန္တိ-ပါကုန်၏၊ ကိံဝစနံ-ကို၊ ဝတော-ကုန်၍၊ နမဿန္တိ-ကုန်သနည်း။

(၂၈) ပုရိသာဇည-ဘုရား၊ တေ-အား၊ နမော-သည်၊ အတ္ထု-ပါ၏၊ ပုရိသုတ္တမ-ဘုရား၊ တေ-အား၊ နမော-သည်၊ အတ္ထု-ပါ၏၊ အမနုဿာပိ-တို့

သည့်လည်း၊ တံ-ကို၊ တံ-သည့်၊ ကုသလေန-ဖြင့်၊ သမေက္ခသိ-ပါ၏၊ ဣတိ-
သို့၊ ဝတော-ကုန်၍၊ ဝန္တန္တိ-ပါကုန်၏၊ ယသ္မာ-ကြောင့်၊ ဧဝံဝစနံ-ကို၊
အမေဟိ-တို့သည်၊ အဘိဏ္ဍသော-လပ်၊ သုဏ်နော-တုံလော၊ တသ္မာ-ကြောင့်၊
မယံ-တို့သည်၊ ဧဝံ-သို့၊ ဝဒေမသေ-ပါကုန်၏၊ ဣတိ-သို့၊ ဝတော-ကုန်၍၊
နမဿန္တိ-ပါကုန်၏။

(၂၉) တုမေ-တို့သည်၊ ဂေါတမံ-သော၊ ဇိနံ-ကို၊ ဝန္တမ-ကုန်၏လော၊
ဣတိ-သို့၊ အမေဟိ-တို့သည်၊ ပုဋ္ဌာ-ကုန်သည်၊ သမာနာ-ကုန်သည်ရှိသော်၊
မယံ-တို့သည်၊ ဂေါတမံ-သော၊ ဇိနံ-ကို၊ ဝန္တာမ-ကုန်၏၊ ဝိဇ္ဇာစရဏသမ္ပန္န-
သော၊ ဂေါတမံ-သော၊ ပုဋ္ဌံ-ကို၊ ဇိနံ-ကို၊ ဝန္တာမ-ကုန်၏၊ ဣတိ-သို့၊
ဝဒန္တိ-ပါကုန်၏။

၂၇၁။ (၃၀) ယေန ဒိသာဘာဂေန- အကြင် အရပ်မျက်နှာ အဖို့ဖြင့်၊
ဝါ-၌၊ ဥတ္တရကုရုဌော-ဥတ္တရကုရုအမည်ရှိသော ကျွန်းသည်၊ အဝဋ္ဌိတေဇ-
တည်ခဲ့ပြီ၊ သာဒိသာ-ထိုဥတ္တရကုရုကျွန်း တည်ရာ အရပ်မျက်နှာသည်၊ ဣတော
ဌာနတော-ဤ မြစ်မိုရ်တောင် အရပ်မှ၊ ဥတ္တရာ-မြောက် ဖြစ်သော၊ ဒိသာ-
အရပ်မျက်နှာတည်း၊ ယေန ဒိသာဘာဂေန-ဖြင့်၊ မယာနေရု-မြင်းမိုရ်တောင်
သည်၊ သုဒဿနေ-သုဝဏ္ဏပဘာ ရွှေဆောင်ဝါကြောင့် ကောင်းစွာ ရှုမြင်အပ်
သည့်၊ ဟောတိ-၏၊ သာဒိသာ-ထိုမြင်းမိုရ်တောင်တည်ရာ အရပ်မျက်နှာသည်၊
ဣတော ဌာနတော-မြတ်စွာဘုရား ရွှေမျောက်၌နေရာ ဤဝိဇ္ဇာကုရုတောင် အရပ်
မှ၊ ဥတ္တရာ-သော၊ ဒိသာ-တည်း၊ တတ္ထ တသ္မိံ ဥတ္တရကုရုမိ-ထို ဥတ္တရကုရု
ကျွန်း၌၊ ဝါ-ထိုမြောက်ကျွန်း၌၊ အမမာ-ငါဟာ ငါဟာ ငါ့ဥစ္စာဟု ပြုခြင်း
မရှိကြကုန်သော၊ ဝါ-ငါဟာငါဟာ ငါ့ဥစ္စာဟု မြတ်နိုးခြင်း မရှိကြကုန်သော၊
အပရိဂ္ဂဟာ-မယားကိုသိမ်းပိုက်ခြင်း မရှိကုန်သော၊ ဝါ-မယားကို မသိမ်းပိုက်
တတ်ကုန်သော၊ မနုဿာ-လူတို့သည်၊ ဇာယန္တိ-ဖြစ်ကုန်၏။

(၃၁) တေ မနုဿာ-တို့သည်၊ ဗီဇံ-မျိုးစေ့ကို၊ န ပဝပန္တိ-မစိုက်ပျိုးကြ
ကုန်၊ တေဟိ မနုဿေဟိ-တို့သည်၊ ကသိကမ္မကရဏတ္ထာယ- လယ်ထွန်မှုကို
ပြုရခြင်း အကျိုးငှာ၊ နဂ်လာ-ထွန်တုံးတို့ကို၊ ခေတ္တံ-လယ်သို့၊ နပိ နိယန္တိ-
ဆောင်လည်းမဆောင်အပ်ကုန်၊ မာနုဿာ - မြောက်ကျွန်းနေသူ လူတို့သည်၊
အကဋ္ဌပါကိမံ-ထွန်ဖြင့်မရေးခြစ်အပ် မထွန်အပ်သော မြေအဖို့၌ အလိုလိုမည်ရင့်
သော၊ သာလိံ-သလေးစပါးကို၊ ပရိဘုဉ္ဇန္တိ-စားကြကုန်၏။

(၃၂) တေ မာနုဿာ-တို့သည်၊ အကဏံ-ဆန်ကဲ့မရှိသော၊ အထုသံ-ဖွဲ့မရှိ
သော၊ ဝါ-အခွံမရှိသော၊ သုဒ္ဓံ-သန့်ရှင်းစင်ကြယ်သော၊ သုဂန္တိ-ကောင်းသော
အနံ့ရှိသော၊ တဏှုလပ္ပလံ-သလေးဆန်တည်းဟူသောအသီးကို၊ တုဏှိကိရေ-

ထမင်းအိုး၌၊ အာကိရိတော-လောင်းထည့်ကြကုန်၍၊ ပစိတောန-ချက်ကြကုန်၍၊ တတောတုဏ္ဍိကိရတော-မှ၊ နိဟရိတော-ထုတ်ဆောင်ကြကုန်၍၊ ဝါ-ခူးကြကုန်၍၊ ဘောဇနံ-ထမင်းတည်းဟူသောဘောဇဉ်ကို၊ ဝါ-စားအပ်သောထမင်းကို၊ တုဏ္ဍိ-စားကြကုန်၏။

(၃၃) တဿရာဇိနေဒ-ထိုဝေဿဝဏနတ်မင်း၏၊ ပစရာ ဒိ အစေအပါး အလုပ်အကျွေးဖြစ်ကုန်သော၊ ယက္ခာ-ဘိလူးတို့သည်၊ ဂါဝိ-နွားကို၊ ကေခရံ-ခွာတစ်လုံးသာရှိသော မြင်းနှင့်တူသောယာဉ်ကို၊ ကတော-ပြုကြကုန်၍၊ ဒိသော ဒိသံ-အရပ်မျက်နှာတိုင်း၊ အရပ်မျက်နှာတိုင်းသို့၊ အနုယန္တိ-လှည့်လည်ကြကုန်၏။ ပသု-နွားမွကြွင်းသော အခြေလေးချောင်း သားအပေါင်းကို၊ ကေခရံ-ကို၊ ကတော-ကုန်၍၊ ဒိသောဒိသံ-သို့၊ အနုယန္တိ-ကုန်၏။

(၃၄) ဣတ္ထိံ ဝါ-ကိုယ်ဝန်ဆောင်မိန်းမကိုသော်လည်း၊ ဝါဟနံ-ယာဉ်ကို၊ ကတော-ကုန်၍၊ ဒိသောဒိသံ-သို့၊ အနုယန္တိ-ကုန်၏၊ ပရိသံ-ကို၊ ဝါဟနံ-ကို၊ ကတော-ကုန်၍၊ ဒိသောဒိသံ-သို့၊ အနုယန္တိ-ကုန်၏။

(၃၅) ကုမာရိံ-သတို့သမီးပျိုကို၊ ဝါဟနံ-ကို၊ ကတော-ကုန်၍၊ ဒိသော ဒိသံ-သို့၊ အနုယန္တိ-ကုန်၏၊ ကုမာရိံ-သတို့သားပျိုကို၊ ဝါဟနံ-ကို၊ ကတော-ကုန်၍၊ ဒိသောဒိသံ-သို့၊ အနုယန္တိ-ကုန်၏။

(၃၆) ပစရာ-အစေအပါး အလုပ်အကျွေး ဖြစ်ကုန်သော၊ တေယက္ခာ-တို့သည်၊ တေ ယာနေ-ထိုယာဉ်တို့ကို၊ အဘိရုဟိတော-တက်ကြကုန်၍၊ သဗ္ဗာ-အလုံးစုံကုန်သော၊ ဒိသာ-အရပ်မျက်နှာတို့သို့၊ အနုပရိယာယန္တိ-လှည့်လည်ကြကုန်၏။

(၃၇) ယသဿိနေဒ- ကုဋေတစ်သိန်းတိုင်တိုင်များသောအခြံအရံရှိသော၊ မဟာရာဇဿ-ဝေဿဝဏနတ်မင်းကြီးအား၊ ဟတ္ထိယာနံ-ဆင်ယာဉ်သည်လည်းကောင်း၊ အဿယာနံ-မြင်းယာဉ်သည်လည်းကောင်း၊ ဒိဗ္ဗိယာနံ-နတ်၌ဖြစ်သော ယာဉ်သည်လည်းကောင်း၊ ဥပဋ္ဌိတံ-တည်ခဲ့ပြီ၊ ပါသာဒါစေဝ-ပြာသာဒ်တို့သည်လည်းကောင်း၊ သိဝိကာစေဝ-ထမ်းစင်တို့သည်လည်းကောင်း၊ ဥပဋ္ဌိတာ-တည်ကုန်ပြီ။

(၃၈) တဿစ မဟာရာဇဿ - ထိုနတ်မင်းကြီးအားလည်း၊ အန္တလိက္ခေ-ကောင်းကင်၌၊ သုမာပိတာ-ကံသည်ကောင်းစွာဖန်ဆင်းအပ်ကုန်သော၊ နဂရာ-မြို့ကြီးတို့သည်၊ အဟု-ဖြစ်ပါကုန်ပြီ၊ တေသု နဂရေသု-ထိုမြို့တို့တွင်၊ ကေ-တစ်ခုသော၊ နဂရံ-မြို့သည်၊ အာဠာနာဠာ-အာဠာနာဠာမည်သည်၊ အာသိ-ဖြစ်ပါပြီ၊ ကေ-သော၊ နဂရံ-သည်၊ ကုသိနာဠာ-ကုသိနာဠာမည်သည်၊ အာသိ-မြို့၊

ကော်-သော၊ နဂရံ-သည်၊ ပရကုသိနာဠာ-ပရကုသိနာဠမည်သည်၊ အာသိ-ပြီ၊
ကော်-သော၊ နဂရံ-သည်၊ နာဠသုရိယာ-နာဠသုရိယမည်သည်၊ အာသိ-ပြီ၊
ကော်-သော၊ နဂရံ-သည်၊ ပရကုသိဋ္ဌနာဠာ-ပရကုသိဋ္ဌနာဠမည်သည်၊ အာသိ-ပြီ။

(၃၉) တသ္မိံ နဂရေ-ထိုပရကုသိဋ္ဌနာဠမြို့၌၊ ဌတော-တည်၍၊ ဥဇုံ-ဖြောင့်
ဖြောင့်၊ ဩလောကိယမာနေန-ကြည့်အပ်သော၊ ဥတ္တရေန-မြောက်အရပ်၌၊
ကသိဝန္တော-ကသိဝန္တအမည်ရှိသော၊ အညံ-တစ်ပါးသော၊ နဂရံ-မြို့သည်၊
အတ္ထိ-ရှိပါ၏၊ ဧတဿ ကသိဝန္တဿ-ထိုကသိဝန္တမြို့၏၊ အပရေနစ-နောက်အဖို့
၌လည်း၊ ဇနောသံ-ဇနောသအမည်ရှိသော၊ အညံ-သော၊ နဂရံ-သည်၊ အတ္ထိ-
ရှိပါသေး၏၊ နဝနဗုတိယော-နဝနဗုတိယအမည်ရှိသော၊ အညံ-သော၊ နဂရံ-
သည်၊ အတ္ထိ-ရှိပါသေး၏၊ အညံ-သော၊ နဂရံ-သည်၊ အမ္ပရအမ္ပရဝတိယော-
အမ္ပရအမ္ပရဝတိယမည်သည်၊ ဟောတိ-၏၊ အာဠကမန္တာနာမ-အာဠကမန္တာ
အမည်ရှိသော၊ ရာဇဓာနီ - မင်းနေပြည်သည်၊ အတ္ထိ - ရှိ၏။ (တစ်နည်း)
တဿစ မဟာရာဇဿ-အားလည်း၊ အာဠာနာဠာ-အာဠာနာဠအမည်ရှိသော၊
နဂရံ-မြို့လည်းကောင်း၊ ကုသိနာဠာ-သော၊ နဂရံ-လည်းကောင်း၊ ပရကုသိ
နာဠာ-သော၊ နဂရံ-လည်းကောင်း၊ နာဠသုရိယာ-သော၊ နဂရံ-လည်းကောင်း၊
ပရကုသိဋ္ဌနာဠာ-သော၊ နဂရံ-လည်းကောင်း၊ တသ္မိံ နဂရေ-၌၊ ဌတော-၍၊
ဥဇုံ-ဖြောင့်၊ ဩလောကိယမာနေန-သော၊ ဥတ္တရေန-၌၊ ကသိဝန္တော-ကသိဝန္တ
အမည်ရှိသော၊ နဂရံ-လည်းကောင်း၊ ဧတဿ ကသိဝန္တဿ-၏၊ အပရေနစ-
၌လည်း၊ ဇနောသံ-သော၊ နဂရံ-လည်းကောင်း၊ နဝနဗုတိယော-သော၊ နဂရံ-
လည်းကောင်း၊ အမ္ပရအမ္ပရဝတိယော-သော၊ နဂရံ-လည်းကောင်း၊ အာဠက
မန္တာနာမ-သော၊ ရာဇဓာနီ-မင်းနေပြည်လည်းကောင်း၊ ဣတိဣမေနရာ-၌
မြို့တို့သည်၊ ဝါ-တို့ကို၊ အန္တလိက္ခေ-၌၊ သုမာပိတာ-အပ်ကုန်သည်၊ အဟု-
ကုန်ပြီ။

မာရိသ-ဒုက္ခကင်းကွာ အေးချမ်းသာသည်မြတ်စွာတုရား၊ ကုဝေရဿ-
ကုဝေရအမည်ရှိသော၊ မဟာရာဇဿ-အား၊ ဝိသာဏာနာမ-ဝိသာဏအမည်
ရှိသော၊ ရာဇဓာနီ-မင်းနေပြည်သည်၊ အတ္ထိ-ပါ၏၊ တသ္မာ-ကြောင့်၊ ကုဝေရေ-
သော၊ မဟာရာဇာ-ကို၊ ဝေဿဝဏောတိ-ဝေဿဝဏဟူ၍၊ ပဗ္ဗတိ-အပြား
အားဖြင့်ဆိုအပ်ပါ၏။

☞ (၄၀) အဿ မဟာရာဇဿ-အား၊ တတောလာ-တတောလာအမည်ရှိသော
မြို့ဝန်တိလူးလည်းကောင်း၊ တတ္တလာ-တတ္တလာအမည်ရှိသော မြို့ဝန်တိလူး
လည်းကောင်း၊ တတောတလာ - တတောတလာအမည်ရှိသော မြို့ဝန်တိလူး
လည်းကောင်း၊ ဩဇသိ-ဩဇသိအမည်ရှိသော မြို့ဝန်တိလူးလည်းကောင်း။

တေဇသီ-တေဇသီအမည်ရှိသော မြို့ဝန်ဘီလူးလည်းကောင်း၊ တတောဇသီ-
 တတောဇသီအမည်ရှိသော မြို့ဝန်ဘီလူးလည်းကောင်း၊ သူရော-သူရအမည်
 ရှိသော မြို့ဝန်ဘီလူးလည်းကောင်း၊ ရာဇာ-ရာဇာအမည်ရှိသော မြို့ဝန်ဘီလူး
 လည်းကောင်း၊ သူရောရာဇာ-သူရောရာဇာအမည်ရှိသော မြို့ဝန်ဘီလူးလည်း
 ကောင်း၊ အရိဋ္ဌော-အရိဋ္ဌအမည်ရှိသော မြို့ဝန်ဘီလူးလည်းကောင်း၊ နေမိ-
 နေမိအမည်ရှိသော မြို့ဝန်ဘီလူးလည်းကောင်း၊ အရိဋ္ဌောနေမိ-အရိဋ္ဌောနေမိ
 အမည်ရှိသော မြို့ဝန်ဘီလူးလည်းကောင်း၊ ဣတိဗုဒ္ဓိယကုရဋ္ဌိကာ-ဤတိုင်း
 ပြည်၏အကြီးအမှူးဖြစ်သော ဘီလူးတို့သည်၊ ဝါ-ဤတိုင်းပြည်ကို အစိုးရသော
 မြို့ဝန်ဘီလူးတို့သည်၊ ပစ္စေသန္တော-အသီးအသီးအကျိုးကို ရှာမှီးကြကုန်လျက်၊
 ဝါ-အသီးအသီးအကျိုးကို ရှုဆင်ခြင်ကြကုန်လျက်၊ ပကာသေန္တိ-ထင်စွာပြုကြ
 ပါကုန်၏။

(၄၁-၄၂) တတ္ထတိဿံ ရာဇဓာနိယံ-ထိုဝိသာဏအမည်ရှိသော မင်းနေ
 ပြည်၌၊ ယတော ရဟဒတော-အကြင်ရေအိုင်မှူးဥဒကံ-ရေကို၊ ဂဟေတွာ-ယူကြ
 ကုန်၍၊ မေဃာ-မှီးတိမ်တိုက်တို့သည်၊ ဝါ-မှီးနတ်သားတို့သည်၊ ပဝဿန္တိ-ရွာ
 သွန်းကြကုန်၏၊ ယတော ရဟဒတော-မှ၊ ဝဿာ-မှီးရေပေါက်တို့သည်၊ ပတာ
 ယန္တိ-ကျဆင်းကုန်၏၊ ဓရဏီနာမ-ဓရဏီအမည်ရှိသော၊ သော ရဟဒေပိ-ထို
 ယူဇနာငါးဆယ် အပြန်ကျယ်သော ရေအိုင်ကြီးသည်လည်း၊ အတ္ထိ-ရှိခဲ့ပါ၏၊
 တတ္ထ တသ္မိံ ရဟဒေ-ထိုယူဇနာငါးဆယ် အပြန်ကျယ်သောရေအိုင်ကြီး၌၊ ဝါ-
 ထိုယူဇနာငါးဆယ် အပြန်ကျယ်သော ရေအိုင်ကြီး၏ကမ်းတေး၌၊ ယတ္ထ ယသံ
 သဘာယံ-အကြင် တကွပြောဆိုရာဖြစ်သောမဏ္ဍပ်၌၊ ယက္ခာ-ဘီလူးတို့သည်၊
 ပယိရုပါသန္တိ-ဆည်းကပ်ကြကုန်၏၊ သာလဝတိနာမ-သာလဝတိအမည်ရှိသော၊
 သာသဘာပိ-ထိုတကွပြောဆိုရာ တစ်ဆယ်နှစ်ယူဇနာရှိသော ရတနာမဏ္ဍပ်သည်
 လည်း၊ အတ္ထိ-ရှိပါ၏၊ တတ္ထ တသ္မိံ ဌာနေ-ထိုတကွပြောဆိုရာတစ်ဆယ်နှစ်ယူဇနာ
 ရှိသော ရတနာမဏ္ဍပ်၏ အနီးအရပ်၌၊ နိစ္စဖလာ-အမြဲအသီးရှိကုန်သော၊
 နာနာ ဒိဇဂဏာ ယုတာ-အထူးထူးသော ငှက်အပေါင်းတို့နှင့် ယှဉ်ကုန်သော၊
 မယုရကောဉ္ဇာဘိရုဒါ-ဥဒေါင်း ကြီးကြာ တို့၏ ကျူးရင့်မြည်တုန်ရာ ဖြစ်ကုန်
 သော၊ ဝဇ္ဇဟိ-ကောင်းကုန်သော၊ ကောကိလာဒိဟိ-ဥဩငှက်အစရှိသည်တို့နှင့်၊
 ယုတ္တာ-ယှဉ်ကုန်သော၊ ရုက္ခာ-သစ်ပင်ကြီးတို့သည်၊ သန္တိ-ရှိပါကုန်၏။

(၄၃) ဧတ္ထ ဧတေသု ရုက္ခေသု-ဤသစ်ပင်ကြီးတို့၌၊ ဇိဝံဇိဝကသဒ္ဓေါ-
 ဇိဝဇိဝကတို့၏အသံသည်၊ ဝါ- အသက်ရှည်စေသတည်း၊ အသက်ရှည်စေ
 သတည်းဟု မြည်တတ်ကုန်သည်၏အဖြစ်ကြောင့် ဇိဝဇိဝအမည်ရှိသော ငှက်တို့၏
 အသံသည်၊ အတ္ထိ- ပါ၏၊ အထော- ထိုမြို့၊ ဩဠဝစိတ္တကာ-ဩဠဝစိတ္တကာ
 အမည်ရှိသော ငှက်တို့သည်လည်းကောင်း၊ ဝါ-စိတ္တ ထလော့, စိတ္တ ထလော့ဟု

မြည်တတ်ကုန်သည်၏အဖြစ်ကြောင့် ဩဇ္ဇာစိတ္တအမည်ရှိကုန်သော ငှက်တို့သည် လည်းကောင်း၊ ကုက္ကုဒ္ဓကော-တောကြက်တို့သည်လည်းကောင်း၊ ကုဠိရုကာ- ရှေ့ပုစွန်တို့သည်လည်းကောင်း၊ ဝနေ-ပဒုမ္မာကြာတော၌၊ ပေါက်္ခရသာတကာ- ပေါက်္ခရသာတကာအမည်ရှိသော ငှက်တို့သည်လည်းကောင်း၊ ဝိစရန္တိ-လှည့်လည် ကြပါကုန်၏။

(၄၄) ဣတ္ထ ဧတေသု ရုက္ခေသုတို့၌၊ သုက္ခသင်္ဃာတိကသဒ္ဓေါ- ကျေးသံ သာလိကာသံသည် လည်းကောင်း၊ ဒဏ္ဍမာနဝကာနိဇ-တုတ်ထောက်၍သွား တတ်သော လူ့ မျက်နှာနှင့်တူသော မျက်နှာရှိသော ငှက်တို့သည်လည်းကောင်း၊ ဝါ-တုတ်ထောက်၍သွားတတ်သော လူ့ မျက်နှာနှင့်တူသော မျက်နှာရှိသော ကိန္နရာတို့သည် လည်းကောင်း၊ သန္တိ-ပါကုန်၏။ သာ ကုဝေရနဠိနိ-ထိုကုဝေရ နတ်မင်းကြီး၏ ပဒုမ္မာကြာတောဖြစ်၍ဖြစ်သော ဓရဏိအမည်ရှိသော လေး ထောင်ကန်သည်။ သဒါ-နေရောညဉ့်ပါ ချိန်ခါမပြတ်၊ သဗ္ဗကာလံ-အလုံးစုံသော ကာလပတ်လုံး၊ သောဘတံ-တင့်တယ်ပါ၏။

(၄၅-၄၆) ယံ ဒိသံ-ကို၊ ယသဿိ-သော၊ သော မဟာရာဇာ-သည်၊ အဘိပါလေတိ-ပါ၏၊ ယသဿိ-သော၊ သော မဟာရာဇာ-သည်၊ ယက္ခာနဉ္စ- တိလူးတို့၏လည်း၊ ဝါ-တို့ကိုလည်း၊ အဓိပတိ-အကြီးအကဲသည်၊ ဝါ-အစိုးရ အရှင်သခင်သည်၊ နာမသော-အားဖြင့်၊ ကုဝေရော ဣတိ-ကုဝေရမည်သည်၊ ဟောတိ-ပါ၏၊ ယသဿိ-သော၊ သော မဟာရာဇာ-သည်၊ ယက္ခေဟေဝ-တိလူး တို့သည်သာလျှင်၊ ပုရက္ခတော-သည်၊ ဟုတုာ-၍၊ နစ္စဂိတေဟိ-တို့ဖြင့်၊ ရမတိ- ခဲ့ပါ၏၊ သာဒိသာ-ထိုကုဝေရနတ်မင်းကြီးစောင့်ရှောက်အပ်သောအရပ်မျက်နှာ သည်၊ ဣဒောဋ္ဌာနတော-မှ၊ ဥတ္တရာ-မြောက်ဖြစ်သော၊ ဒိသာ-အရပ်မျက်နှာ မှီတည်း၊ ဣတိ-သို့၊ နံ ဒိသံ-ကို၊ ဇနော-သည်၊ အာစိက္ခတိ-ပါ၏။

(၄၇) တဿ မဟာရာဇိနော-၏၊ ပုတ္တာပိ-တို့သည်လည်း၊ ဗဟဝေါ- များပါကုန်၏၊ တေပုတ္တာ-တို့သည်၊ ဧကနာမာ--ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဣတိ-သို့၊ သုတံ-ခဲ့ပါ၏၊ တေပုတ္တာ-တို့သည်၊ အသိတိစ-သည်လည်းကောင်း၊ ဒသစ-တို့သည်လည်းကောင်း၊ ဧကောစ-သည်လည်းကောင်း၊ ဟောန္တိ-ပါကုန် ၏၊ တေပုတ္တာ-တို့သည်၊ ဣန္ဒနာမာ-ကုန်သည်၊ မဟဗ္ဗလာ-ကုန်သည်၊ ဟောန္တိ- ပါကုန်၏။

(၄၈) တေစာပိ ပုတ္တာ-တို့သည်လည်း၊ ဗုဒ္ဓံ-ကို၊ ဒိသာန-ကုန်၍၊ ဝါ- ကုန်သည်ရှိသော်၊ အာဒိစ္စဗန္ဓုနံ-မှသော၊ မဟန္တိ-မှသော၊ ဝိတသာရဒံ-သော၊ ဗုဒ္ဓံ-ကို၊ ဒုရတောဝ-မှသာလျှင်၊ နမဿန္တိ-ပါကုန်၏၊ ကိံ ဝစနံ-ကို၊ ဝတုာ- ကုန်၍၊ နမဿန္တိ-ကုန်သည်။

(၄၉) ပုရိသာဇည-ဘုရား၊ တေ-အား၊ နမော-သည်၊ အတ္ထု-ပါ၏၊ ပုရိသုတ္တမ-ဘုရား၊ တေ-အား၊ နမော-သည်၊ အတ္ထု-ပါ၏၊ အမနုဿာပိ-တို့သည်လည်း၊ တံ-ကို၊ တံ-သည်၊ ကုသလေန-ဖြင့် သမေက္ခသိ-မူပါ၏၊ ဣတိ-သို့၊ ဝတုာ-ကုန်၍၊ ဝန္တန္တိ-ပါကုန်၏၊ ယသ္မာ-ကြောင့်၊ တေ ဝစနံ-ကို၊ အမေဟိ-တို့သည်၊ အဘိဏ္ဍာသော-လပ်၊ သုတံနော-တုံလော၊ တသ္မာ-ကြောင့်၊ မယံ-တို့သည်၊ ဧဝံ-သို့၊ ဝဒေမသေ-ပါကုန်၏၊ ဣတိ-သို့၊ ဝတုာ-ကုန်၍၊ နမဿန္တိ-ပါကုန်၏။

(၅၀) တုမေ-တို့သည်၊ ဂေါတမံ-မူသော၊ ဇိနံ-ကို၊ ဝန္တသ-ကုန်၏လော၊ ဣတိ-သို့၊ အမေဟိ-တို့သည်၊ ပုဠာ-အပ်ကုန်သည်၊ သမာနာ-ကုန်သည်ရှိသော်၊ မယံ-တို့သည်၊ ဂေါတမံ-မူသော၊ ဇိနံ-ကို၊ ဝန္တာမ-ပါကုန်၏၊ ဝိဒ္ဓာစရဏ-သမ္ပန္နံ-မူသော၊ ဂေါတမံ-မူသော၊ ဗုဒ္ဓံ-ကို၊ ဝန္တာမ-ပါကုန်၏၊ ဣတိ-သို့၊ ဝဒန္တိ-ပါကုန်၏၊ ဣတိ-သို့၊ အဘာသိ-ပြီ၊ ဣတိ-သို့၊ ဘာသိတုာ-၍၊ တေ ဝစနံ-ကို၊ အဂေါ စ-လျော့ကံပြန်ပြီ၊ ကိံ-သို့၊ အဂေါ စ-နည်း၊ (ပါဌသေသ ထည့်၍ ဝါကျ ဆက်စပ်သည်။)

မာရိသ-ဒုက္ခကင်းကွာ အေးချမ်းသာသည့် မြတ်စွာဘုရား၊ အာဠာနာ-ဋီယာ-သော၊ အယံရက္ခာ-သည်၊ ဘိက္ခုနီ-တို့အား လည်းကောင်း၊ ဝါ-တို့၏ လည်းကောင်း၊ ဘိက္ခုနီ-တို့အား လည်းကောင်း၊ ဝါ-တို့၏ လည်းကောင်း၊ ဥပါသကာနံ-တို့အား လည်းကောင်း၊ ဝါ-တို့၏ လည်းကောင်း၊ ဥပါသိကာနံ-တို့အားလည်းကောင်း၊ ဝါ-တို့၏ လည်းကောင်း၊ ဂုတ္တိယာ-ငှာ လည်းကောင်း၊ ရက္ခာယ-ငှာ လည်းကောင်း၊ အဝိဟိ သာယ-ငှာ လည်းကောင်း၊ ဖာသု-ဝိဟာရာယ-ငှာ လည်းကောင်း၊ ဟောတိ-ပါ၏။

၂၇၂။ မာရိသ-ဘုရား၊ ဖဿ ကဿစိ-အမှတ်မထား တစ်ပါးပါးသော၊ ဘိက္ခုဿ ဝါ-သည်သော် လည်းကောင်း၊ ယာယကာယစိ-အမှတ်မထား တစ်ပါးပါးသော၊ ဘိက္ခုနီယာ ဝါ-သည်သော် လည်းကောင်း၊ ဖဿ ကဿစိ-သော၊ ဥပါသကာယ ဝါ-သည်သော် လည်းကောင်း၊ ယာယကာယစိ-သော၊ ဥပါသိကာယ ဝါ-သည်သော် လည်းကောင်း၊ အာဠာနာဋီယာ-သော၊ အယံ ရက္ခာ-သည်၊ ဝါ-ကို၊ သုဂ္ဂဟိတာ-အနက်သဒ္ဓါကို သုတ်သင်၍ ကောင်းစွာ သင်ယူအပ်ပြီးသည်၊ သမတ္တာ-ပြည့်စုံစွာ သင်ယူအပ်ပြီးသည်၊ ပရိယာပုဋ္ဌာ-သင်ယူအပ်ပြီးသည်၊ တဝိဿတိ-လတ္တံ၊ ဂစ္ဆန္တိ ဝါ-သွားသည် သော်လည်း ဖြစ်သော၊ တံ ဘိက္ခု ဝါ-သို့သော်လည်းကောင်း၊ တံ ဘိက္ခုနီ ဝါ-သို့သော် လည်းကောင်း၊ တံ ဥပါသကံ ဝါ-သို့သော် လည်းကောင်း၊ တံ ဥပါသိကံ ဝါ-သို့သော် လည်းကောင်း၊ အမနုဿော-လူနှင့် တူသော၊ ယက္ခော ဝါ-ဘိလူး သည်သော် လည်းကောင်း၊ ယက္ခိနီ ဝါ-ဘိလူးမသည်သော် လည်းကောင်း၊

ယက္ခပေါတကော ဝါ-ဘိလူးငယ်သည်သော် လည်းကောင်း၊ ယက္ခပေါတိကာ
 ဝါ-ဘိလူးငယ်မသည်သော် လည်းကောင်း၊ ယက္ခမဟာမတ္တော ဝါ-ဘိလူး
 အမတ်ကြီးသည်သော် လည်းကောင်း၊ ယက္ခပါရိသဇ္ဇော ဝါ-ဘိလူးပရိသတ်၌
 ဖြစ်သော ဘိလူးသည်သော် လည်းကောင်း၊ ယက္ခပစာရော ဝါ-ဘိလူး အစေ
 အပါး အလုပ်အကျွေးဖြစ်သော ဘိလူးသည်သော် လည်းကောင်း၊ ဂန္ဓဗ္ဗော
 ဝါ-ဂန္ဓဗ္ဗနတ် သည်သော် လည်းကောင်း၊ ဂန္ဓဗ္ဗိ ဝါ-ဂန္ဓဗ္ဗနတ်မသည်သော်
 လည်းကောင်း၊ ဂန္ဓဗ္ဗပေါတကော ဝါ-သည်သော် လည်းကောင်း၊ ဂန္ဓဗ္ဗ-
 ပေါတိကာ ဝါ-သည်သော် လည်းကောင်း၊ ဂန္ဓဗ္ဗမဟာမတ္တော ဝါ-သည်သော်
 လည်းကောင်း၊ ဂန္ဓဗ္ဗပါရိသဇ္ဇော ဝါ-သည်သော် လည်းကောင်း၊ ဂန္ဓဗ္ဗပစာ-
 ရော ဝါ-သည်သော် လည်းကောင်း၊ ကုမ္ဘဏ္ဍော ဝါ-ကုမ္ဘဏ်သည်သော် လည်း
 ကောင်း၊ ကုမ္ဘဏ္ဍိ ဝါ-ကုမ္ဘဏ်မသည်သော် လည်းကောင်း၊ ကုမ္ဘဏ္ဍပေါတကော
 ဝါ-သည်သော် လည်းကောင်း၊ ကုမ္ဘဏ္ဍပေါတိကာ ဝါ-သည်သော် လည်း
 ကောင်း၊ ကုမ္ဘဏ္ဍမဟာမတ္တော ဝါ-သည်သော် လည်းကောင်း၊ ကုမ္ဘဏ္ဍပါရိ-
 သဇ္ဇော ဝါ-သည်သော် လည်းကောင်း၊ ကုမ္ဘဏ္ဍပစာရော ဝါ-သည်သော်
 လည်းကောင်း၊ နာဂေါ ဝါ-နဂါးသည်သော် လည်းကောင်း၊ နာဂီ ဝါ-
 နဂါးမသည်သော် လည်းကောင်း၊ နာဂပေါတကော ဝါ-နဂါးငယ်သည်သော်
 လည်းကောင်း၊ နာဂပေါတိကာ ဝါ-နဂါးငယ်မသည်သော် လည်းကောင်း၊
 နာဂမဟာမတ္တော ဝါ-သည်သော် လည်းကောင်း၊ နာဂပါရိသဇ္ဇော ဝါ-နဂါး
 ပရိသတ်၌ဖြစ်သော နဂါးသည်သော် လည်းကောင်း၊ နာဂပစာရော ဝါ-နဂါး
 အလုပ်အကျွေး အစေအပါးဖြစ်သော နဂါးသည်သော် လည်းကောင်း၊ ပဒုဋ္ဌ-
 စိတ္တော-ဒေါသသည် ဖျက်ဆီးအပ်သော စိတ်ရှိသည်၊ ဟုတော-၍၊ သစေအနု
 ဂစ္ဆေယျ-အကယ်၍ အစဉ်လိုက်ငြားအံ့၊ ဋီတံ ဝါ-ရပ်သည်သော်လည်း ဖြစ်
 သော၊ တံ ဘိက္ခု ဝါ-၏သော်လည်းကောင်း၊ တံ ဘိက္ခုနိ ဝါ-၏သော်
 လည်းကောင်း၊ တံ ဥပါသကံ ဝါ-၏သော်လည်းကောင်း၊ တံ ဥပါသိကံ ဝါ-
 ၏သော်လည်းကောင်း၊ အမနုဿော-သော၊ ယက္ခော ဝါ-သည်သော် လည်း
 ကောင်း၊ ပ။ နာဂပစာရော ဝါ-သည်သော် လည်းကောင်း၊ ပဒုဋ္ဌစိတ္တော-
 သည်၊ ဟုတော-၍၊ စေ ဥပတိဋ္ဌေယျ-အကယ်၍ အနီးသို့ကပ်၍ ရပ်ငြားအံ့၊
 နိသိန္နံ ဝါ-ထိုင်သည်သော်လည်း ဖြစ်သော၊ တံ ဘိက္ခု ဝါ-သို့သော် လည်း
 ကောင်း၊ တံ ဘိက္ခုနိ ဝါ-သို့သော်လည်းကောင်း၊ တံ ဥပါသကံ ဝါ-သို့သော်
 လည်းကောင်း၊ တံ ဥပါသိကံ ဝါ-သို့သော်လည်းကောင်း၊ အမနုဿော-သော၊
 ယက္ခော ဝါ-သည်သော် လည်းကောင်း၊ ပ။ နာဂပစာရော ဝါ-သည်သော်
 လည်းကောင်း၊ ပဒုဋ္ဌစိတ္တော-သည်၊ ဟုတော-၍၊ စေ ဥပနိသိဒေယျ-အကယ်၍
 ကပ်၍ ထိုင်ငြားအံ့၊ နိပန္နံ ဝါ-အိပ်သည်သော်လည်းဖြစ်သော၊ တံ ဘိက္ခု ဝါ-
 ၏သော် လည်းကောင်း၊ တံ ဘိက္ခုနိ ဝါ-၏သော်လည်းကောင်း၊ တံ ဥပါသကံ

ဝါ-၏သော် လည်းကောင်း၊ တံ ဥပါသိကံ ဝါ-၏သော်လည်းကောင်း၊ အ-
မနုဿော-သော၊ ယက္ခော ဝါ-သည်သော် လည်းကောင်း၊ ။ပ။ နာဂပစာရော
ဝါ-သည်သော် လည်းကောင်း၊ ပဒုဠစိတ္တော-သည်၊ ဟုတ္တာ-၍၊ စေ ဥပနိမဇ္ဇေ-
ယျ-အကယ်၍ အနီးသို့ကပ်၍ အိပ်ငြားအံ့၊ မာရိသ-ဘုရား၊ ဧဝံ သတိ-ဤသို့
ဖြစ်သည်ရှိသော်၊ ဧသော အမနုဿော-ဤ လူနှင့်တူသော ဘီလူးသည်၊ ဝါမေ-
သု ဝါ-ရွာတို့၌သော် လည်းကောင်း၊ နိဂမေသု ဝါ-နိဂုံး တို့၌သော် လည်း
ကောင်း၊ သက္ကာရံ ဝါ-ကောင်းစွာပြုခြင်းကိုသော် လည်းကောင်း၊ ဝါ-ပူဇော်
ခြင်းကိုသော် လည်းကောင်း၊ ဂရုကာရံ ဝါ- အလေးပြုခြင်းကိုသော် လည်း
ကောင်း၊ န လဘောယျ-မရတော့ရာပါ၊ မာရိသ-ဘုရား၊ ဧသော အမနုဿော-
သည်၊ အာဠကမန္ဒာယနာမ-အာဠကမန္ဒာအမည်ရှိသော၊ ရာဇဓာနိယာ-မင်း နေ
ပြည်၌၊ ဝတ္ထုံ ဝါ-အိမ်တည်ရာ မြေအရပ်ကိုသော် လည်းကောင်း၊ ဝါ-နေရာ
အိမ်ကိုသော် လည်းကောင်း၊ ဝါသံ ဝါ- အမြဲနေရာ အရပ်ကိုသော် လည်း
ကောင်း၊ န လဘောယျ-ပရုတော့ရာပါ၊ မာရိသ-ဘုရား၊ ဧသော အမနုဿော-
သည်၊ ယက္ခာနံ-တို့၏၊ သမိတိ-ပေါင်းဆုံရာအရပ်သို့၊ ဂန္တု-သွားရောက်ခြင်း
ငှာ၊ န လဘောယျ-မရတော့ရာပါ၊ မာရိသ-ဘုရား၊ အပိဿု-သည်သာမကသေး
ပါ၊ နံ အမနုဿံ-ကို၊ အမနုဿာ-တို့သည်၊ အနာဝယုမ္ပိ- သမီးယူခြင်းငှာ
မထိုက်သည်ကို လည်းကောင်း၊ အဝိဝယုမ္ပိ-သမီး ပေးခြင်းငှာ မထိုက်သည်ကို
လည်းကောင်း၊ ကရေယျု-ပြုကြကုန်ရာပါ၏၊ (ဤယောဇနာခွဲသော ဝါကျ၌
အဝိဝယု၏ နောက်၌ ပိသဒ္ဓါ ရှိရမည်၊ နံ-သဒ္ဓါ တစ်ခုကား နိပါတမတ္တ ဟု
မှတ်ယူရမည်။) မာရိသ-ဘုရား၊ အပိဿု-သည်သာမကသေးပါ၊ နံ အမနုဿံ-
ကို၊ အမနုဿာ-တို့သည်၊ အတ္တာဟိ-ဝိသယဖြစ်သော အတ္တဘော ရှိကုန်သော၊
ဝါ-ဖြစ်ရာ ဖြစ်သော အတ္တဘော ရှိကုန်သော၊ ဝါ-အတ္တဘောသို့ ဆောင်၍
ပြည့်ပြည့်စုံစုံ ဆဲဆိုအပ်ကုန်သော၊ ပရိပုဏ္ဏာဟိ-ပြည့်စုံကုန်သော၊ ပရိဘာသာ-
ဟိ-ဆဲရေး ရေရွတ်ခြင်းတို့ဖြင့်၊ ဝါ- ဘေးကိုပြု၍ ခြိမ်းခြောက်ခြင်း တို့ဖြင့်၊
ပရိဘာသေယျု-ဆဲရေးရေရွတ်ကြကုန်ရာပါ၏၊ ဝါ-ဘေးကိုပြု၍ ခြိမ်းခြောက်
ကြကုန်ရာပါ၏၊ မာရိသ-ဘုရား၊ အပိဿု-သည်သာမကသေးပါ၊ အမနုဿာ-
တို့သည်၊ ရိတ္တံ-အချည်းနှီးသော၊ ပတ္တံပိ-သံခွက်ကိုလည်း၊ အဿ အမနုဿာ-
၏၊ သိသေ-ဦးခေါင်း၌၊ နိက္ကုဇ္ဇေယျု-လည်မျိုရောက်အောင် မှောက်ကြကုန်ရာ
ပါ၏၊ မာရိသ-ဘုရား၊ အပိဿု-ပါ၊ အမနုဿာ-တို့သည်၊ အဿ အမနုဿာ-
၏၊ မုဒ္ဒံ-ဦးခေါင်းကို၊ သတ္တဓာပိ-ခုနစ်စိတ် ခုနစ်လှာလည်း၊ ဖာလေယျု-ကဲ့စေ
ကြကုန်ရာပါ၏၊ ဝါ-ခွဲကြကုန်ရာပါ၏။

မာရိသ-ဘုရား၊ ဟိ-ဘီလူးဆိုးပုံ အလုံးစုံကို အကုန်အစင် ထင်စွာလျှောက်
ထားပါအံ့၊ စဏ္ဍာ-ကြမ်းတမ်းကုန်သော၊ ဝါ-ဒေါသကြီးကုန်သော၊ ရုဒ္ဓါ-

ဆန့်ကျင်ဘက်ကိုပြုတတ်ကုန်သော၊ ရတသဒ-ထိပါးချုပ်ချယ်တတ်ကြကုန်သော၊
 ဝါ-အဆေဒတလျင်မဆင်ခြင်ဘဲ ညှဉ်းဆဲနှိပ်စက်တတ်ကြကုန်သော၊ အမနုဿာ-
 တို့သည်။ သန္တိ-ရုံပါကုန်၏၊ တေ အမနုဿာ-တို့သည်။ မဟာရာဇာနံ-နတ်မင်း
 ကြီးတို့၏၊ ဝစနံ-စကားကို၊ နေဝအာဒိယန္တိ-မနာယူကြပါကုန်၊ မဟာ-
 ရာဇာနံ-တို့၏၊ ပုရိသကာနံ-နှစ်ကျိပ် ရှစ်ယောက်သော စစ်သူကြီး ဖြစ်သော
 ယောကျ်ားတို့၏၊ ဝစနံ-ကို၊ နအာဒိယန္တိ-ပါကုန်၊ မဟာရာဇာနံ-တို့၏၊ ပုရိသ
 ကာနံ-နှစ်ကျိပ်ရှစ်ယောက်သော စစ်သူကြီးဖြစ်သောယောကျ်ားတို့၏၊ ပုရိသ-
 ကာနံ-သခင်စိတ်အလိုကိုလိုက်တတ်သော တစ်ဆင့်ခံဘီလူးဖြစ်သောယောကျ်ား
 တို့၏၊ ဝစနံ-ကို၊ န အာဒိယန္တိ-ပါကုန်၊ မာရိသ-ဘုရား၊ တေတေအမနုဿာ-
 တို့ကို၊ မဟာရာဇာနံ-တို့၏၊ အဝရုဒ္ဓါနာမ-ဆန့်ကျင်ဘက်ဖြစ်သောရန်သူတို့မည်
 ကုန်၏ဟူ၍၊ ဝစန္တိ-ဆိုအပ်ပါကုန်၏၊ မာရိသ-ဘုရား၊ သေယျထာပိ-မည်သည်။
 မာဂဓဿ-မဂဓတိုင်းကို အစိုးရသော၊ ရညော-မင်း၏၊ ဝိဇိတေ-တိုင်းနိုင်ငံ၌၊
 မဟာစောရာ-ခိုးသူကြီးတို့သည်။ သန္တိ-ပါကုန်၏၊ တေမဟာစောရာ-တို့သည်။
 မာဂဓဿ-သော၊ ရညော-၏၊ ဝစနံ-ကို၊ နေဝအာဒိယန္တိ-ပါကုန်၊ မာဂဓဿ-
 သော၊ ရညော-၏၊ ပုရိသကာနံ-စစ်သူကြီးဖြစ်သောယောကျ်ားတို့၏၊ ဝစနံ-
 ကို၊ နအာဒိယန္တိ-ပါကုန်၊ မာဂဓဿ-သော၊ ရညော-၏၊ ပုရိသကာနံ-စစ်သူ
 ကြီးဖြစ်သောယောကျ်ားတို့၏၊ ပုရိသကာနံ-သခင်စိတ်အလိုသို့ လိုက်တတ်သော
 တစ်ဆင့်ခံယောကျ်ားတို့၏၊ ဝစနံ-ကို၊ နအာဒိယန္တိ-ပါကုန်၊ မာရိသ-ဘုရား၊
 တေတေမဟာစောရာ-တို့ကို၊ မာဂဓဿ-သော၊ ရညော-၏၊ အဝရုဒ္ဓါနာမ-
 ကုန်၏ဟူ၍၊ ဝစန္တိ သေယျထာပိ-ဆိုအပ်ကုန်သကဲ့သို့၊ မာရိသ-ဘုရား၊ ဝေမေဝ-
 ခေါ-သာလျှင်၊ စဏ္ဍာ-ကုန်သော၊ ရုဒ္ဓါ-ကုန်သော၊ ရတသဒ-ကုန်သော၊
 အမနုဿာ-တို့သည်။ သန္တိ-ပါကုန်၏၊ တေအမနုဿာ-တို့သည်။ မဟာရာဇာနံ-
 တို့၏၊ ဝစနံ-ကို၊ နေဝအာဒိယန္တိ-ပါကုန်၊ မဟာရာဇာနံ-တို့၏၊ ပုရိသကာနံ-
 တို့၏၊ ဝစနံ-ကို၊ နအာဒိယန္တိ-ပါကုန်၊ မဟာရာဇာနံ-တို့၏၊ ပုရိသကာနံ-
 တို့၏၊ ဝစနံ-ကို၊ နအာဒိယန္တိ-ပါကုန်၊ မာရိသ-ဘုရား၊ တေ တေ
 အမနုဿာ-တို့သည်။ မဟာရာဇာနံ-တို့၏၊ အဝရုဒ္ဓါနာမ-ကုန်၏ဟူ၍၊ ဝစန္တိ-
 ပါကုန်၏၊ မာရိသ-ဘုရား၊ ဟိ-ပြုသင့်သမျှကြောင်းကုန်အလုံးစုံကို အကုန်အစင်
 ထင်စွာလျှောက်ထားပါအံ့၊ ယောကောစိ-သော၊ အမနုဿာ-သော၊ ယက္ခော
 ဝါ- သည်သော်လည်းကောင်း၊ ယက္ခိနိဝါ-သည်သော်လည်းကောင်း၊ ယက္ခ
 ပေါတကောဝါ- သည်သော်လည်းကောင်း၊ ယက္ခပေါတိကာဝါ- သည်သော်
 လည်းကောင်း၊ ယက္ခမဟာမတ္တောဝါ- သည်သော်လည်းကောင်း၊ ယက္ခပရိ
 သဇ္ဇောဝါ- သည်သော်လည်းကောင်း၊ ယက္ခပစာရောဝါ- သည်သော်လည်း
 ကောင်း၊ ဂန္ဓဗျောဝါ-သည်သော်လည်းကောင်း၊ ဂန္ဓဗ္ဗိဝါ-သည်သော်လည်း
 ကောင်း ။ပ။ ကုမ္ဘဏ္ဍောဝါ-သည်သော်လည်းကောင်း၊ ကုမ္ဘဏ္ဍိဝါ-သည်သော်



လည်းကောင်း၊ ပုနာဂေါဝါ-သည်သော်လည်းကောင်း၊ နာဂေါဝါ-သည်သော်
 လည်းကောင်း၊ နာဂပေါတကောဝါ-သည်သော်လည်းကောင်း၊ နာဂပေါတိ
 ကာဝါ-သည်သော်လည်းကောင်း၊ နာဂမဟာမတ္တောဝါ- သည်သော်လည်း
 ကောင်း၊ နာဂပါရိသဇ္ဇောဝါ-သည်သော်လည်းကောင်း၊ နာဂပစာရောဝါ-
 သည်သော်လည်းကောင်း၊ ပဒုဠာဓိတ္တော-သည်၊ ဟုတ္တာ-၍၊ ဂစ္ဆန္တိဝါ-သော၊
 ဘိက္ခုဝါ-သို့သော်လည်းကောင်း၊ ဘိက္ခုနိဝါ-သို့သော်လည်းကောင်း၊ ဥပါ
 သကံဝါ-သို့သော်လည်းကောင်း၊ ဥပါသိကံဝါ-သို့သော်လည်းကောင်း၊ အနု
 ဂစ္ဆေယျ-အံ၊ ဌိတံဝါ-သည်သော်လည်းဖြစ်သော၊ ဘိက္ခုဝါ-သို့သော်လည်း
 ကောင်း၊ ဘိက္ခုနိဝါ-သို့သော်လည်းကောင်း၊ ဥပါသကံဝါ-သို့သော်လည်း
 ကောင်း၊ ဥပါသိကံဝါ-သို့သော်လည်းကောင်း၊ ဥပတိဋ္ဌေယျ-အံ၊ နိသိန္တိဝါ-
 သည်သော်လည်းဖြစ်သော၊ ဘိက္ခုဝါ-သို့သော်လည်းကောင်း၊ ဘိက္ခုနိဝါ-
 သို့သော်လည်းကောင်း၊ ဥပါသကံဝါ-သို့သော်လည်းကောင်း၊ ဥပါသိကံဝါ-
 သို့သော်လည်းကောင်း၊ ဥပနိသိဒေယျ-အံ၊ နိပန္တိဝါ-သည်သော်လည်းဖြစ်သော၊
 ဘိက္ခုဝါ-သို့သော်လည်းကောင်း၊ ဘိက္ခုနိဝါ-သို့သော်လည်းကောင်း၊ ဥပါ
 သကံဝါ-သို့သော်လည်းကောင်း၊ ဥပါသိကံဝါ-သို့သော်လည်းကောင်း၊ ဥပ
 နိပဇ္ဇေယျ-အံ၊ ဝေသတိ-သော်၊ ယက္ခာနံ-ဘိလူးဖြစ်ကုန်သော၊ မဟာယက္ခာနံ-
 ကြီးသောဘိလူးဖြစ်ကုန်သော၊ သေနာပတိနံ-စစ်သူကြီးဖြစ်ကုန်သော၊ ဣမေသံ-
 မဟာသေနာပတိနံ-ဤကြီးသော ဘိလူးစစ်သူကြီးတို့အား၊ ဝါ-တို့ကို၊ ဥဇ္ဈာပေ
 တဗ္ဗံ-အယုတ်အားဖြင့် ကြံစေရာပါ၏၊ ဝါ-အယုတ်အားဖြင့် သိစေရာပါ၏၊
 ဝိက္ကန္တိတဗ္ဗံ-မြည်တမ်းရာပါ၏၊ ဝါ-တိုင်တမ်းရာပါ၏၊ ဝိရဝိတဗ္ဗံ-အထူး မြည်
 တမ်းရာပါ၏၊ ဝါ-အထူးတိုင်တမ်းရာပါ၏၊ ကိဝစနံ-ကို၊ ဝတုာ-၍၊ ဥဇ္ဈာပေ
 တဗ္ဗံ-နည်း၊ ဝိက္ကန္တိတဗ္ဗံ-နည်း၊ ဝိရဝိတဗ္ဗံ-နည်း၊ အယံ ယက္ခော-ဤဘိလူးသည်၊
 ဂဏှာတိ-ဖမ်းယူခဲ့ပါ၏၊ အယံ ယက္ခော-သည်၊ အာဝိသတိ-ပူးဝင်ခဲ့ပါ၏၊ အယံ
 ယက္ခော-သည်၊ ဟေဋ္ဌတိ-ညှဉ်းဆဲခဲ့ပါ၏၊ အယံ ယက္ခော-သည်၊ ဝိဟေဋ္ဌတိ-
 အထူးညှဉ်းဆဲခဲ့ပါ၏၊ အယံ ယက္ခော-သည်၊ ဟိသတိ-ညှဉ်းဆဲခဲ့ပါ၏၊ အယံ
 ယက္ခော-သည်၊ ဝိဟိသတိ- အထူး ညှဉ်းဆဲခဲ့ပါ၏၊ အယံ ယက္ခော- သည်၊
 နမုဗ္ဗတိ-မလွတ်ခဲ့ပါ၊ ဣတိဣဒံ ဖစနံ-ကို၊ ဝတုာ-၍၊ ဥဇ္ဈာပေတဗ္ဗံ-ထုပါ၏၊
 ဝိက္ကန္တိတဗ္ဗံ-ထုပါ၏၊ ဝိရဝိတဗ္ဗံ-ထုပါ၏။

၂၇၃။ ယက္ခာနံ-ကုန်သော၊ မဟာယက္ခာနံ-ကုန်သော၊ သေနာပတိနံ-
 ကုန်သော၊ ကတမေသံ မဟာသေနာပတိနံ-အဘယ်ကြီးသော ဘိလူးစစ်သူကြီး
 တို့အား၊ ဥဇ္ဈာပေတဗ္ဗံ-နည်း၊ ဝိက္ကန္တိတဗ္ဗံ-နည်း၊ ဝိရဝိတဗ္ဗံ-နည်း။

ဣန္ဒော- ဣန္ဒ အမည်ရှိသော၊ မဟာသေနာပတိစ-ဘိလူးစစ်သူကြီးလည်း
 ကောင်း၊ သောမော-သောမအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊

ဝရုဏော-ဝရုဏအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ တာရု-
ဒ္ဒါဇော-တာရုဒ္ဒါအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ပဇာ-
ပတိ-ပဇာပတိအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ စန္ဒနော-
စန္ဒနအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ကာမသေဋ္ဌာ-ကာမ
သေဋ္ဌအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ကိန္နုဗျာ-ကိန္နုဗျာ
အမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ နိဗ္ဗာ-နိဗ္ဗာအမည်
ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း။

ပနာဒေါ-ပနာဒအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ဩပ-
မညော- ဩပမညအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ဒေဝ-
သုတော-နတ်တို့၌ကျော်စောထင်ရှားသော၊ မာတလိ-မာတလိအမည်ရှိသော၊
မဟာသေနာပတိစ-လည်းကောင်း၊ ဂန္ဓဗ္ဗော-ဂန္ဓဗ္ဗနတ်မင်းဖြစ်သော၊ စိတ္တ
သေနော-စိတ္တသေနအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ နဋ္ဌော-
နဋ္ဌအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ဣဇာ-ဣဇာအမည်
ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ဇနေသဘော-ဇနေသဘောအမည်
ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း။

သာတာဂိရော-သာတာဂိရိတောင်၌ နေသည်၏အဖြစ်ကြောင့် သာတာဂိရ
အမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ဟေမဝတော-ဟိမဝန္တာ
တောင်၌နေသည်၏အဖြစ်ကြောင့် ဟေမဝတအမည်ရှိသော၊ မဟာသေနာပတိစ-
လည်းကောင်း၊ ပုဏ္ဏကော-ပုဏ္ဏကအမည်ရှိသော၊ မဟာသေနာပတိစ-လည်း
ကောင်း၊ ကရတိယော-ကရတိယအမည်ရှိသော၊ မဟာသေနာပတိစ-လည်း
ကောင်း၊ ဂုဋ္ဌော-ဂုဋ္ဌအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊
သိဝကော-သိဝကအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ မုစလိန္ဒော-
မုစလိန္ဒအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ဝေဿာမိတ္တော-
ဝေဿာမိတ္တတောင်၌နေသည်၏အဖြစ်ကြောင့်ဝေဿာမိတ္တအမည်ရှိသော၊ မဟာ-
သေနာပတိစ-လည်းကောင်း၊ ယုဂန္ဓရော-ယုဂန္ဓရိတောင်၌နေသည်၏အဖြစ်
ကြောင့် ယုဂန္ဓရအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း။

ဂေါပါလော-ဂေါပါလအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊
သုပ္ပရောဓော - သုပ္ပရောဓအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊
ဟိရိ-ဟိရိအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ နေတ္ထိ-နေတ္ထိ
အမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ မန္ဒိယော-မန္ဒိယအမည်
ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ပဉ္စာလုစဏ္ဍော- ပဉ္စာလုစဏ္ဍ

အမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ အာဠာဝကော-အာဠာဝက
 အမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ပဇ္ဇုန္ဒာ-ပဇ္ဇုန္ဒအမည်
 ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ သုမနော-သုမနအမည်ရှိသော၊
 မဟာသေနာပတိစ-လည်းကောင်း၊ သုမုခေ-သုမုခအမည်ရှိသော၊ မဟာသေနာ
 ပတိစ-လည်းကောင်း၊ ဒမိမုခေ-ဒမိမုခအမည်ရှိသော၊ မဟာသေနာပတိစ-
 လည်းကောင်း၊ မဏိ-မဏိအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊
 မာဏိ-မာဏိအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ဝဇ္ဇာ-
 ဝဇ္ဇာအမည်ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ ဒီဃော-ဒီဃအမည်
 ရှိသော၊ မဟာသေနာပတိစ-လည်းကောင်း၊ အထော-ထိမြို့၊ တေဟိ မဟာ
 သေနာပတိဟိ - တိုတိလူးစစ်သုကြီးတို့နှင့်၊ သဟ-တက္က၊ အာဂတော-လစ
 သော၊ အညော-တစ်ပါးသော၊ သေရိသကော-သေရိသိကအမည်ရှိသော၊
 မဟာသေနာပတိစ-လည်းကောင်း၊ ယက္ခာနံ-ကုန်သော၊ မဟာယက္ခာနံ-ကုန်
 သော၊ သေနာပတိနံ-ကုန်သော၊ ဣတိ ဣမေသံသေနာပတိနံ-တို့အား၊ ဝါ-တို့ကို၊
 (ဣတိ-တစ်လုံးကျေ) ဥဇ္ဈာပေတဗ္ဗံ-ရာပါ၏၊ ဝိက္ကန္တိတဗ္ဗံ-ရာပါ၏၊ ဝိရဝိတဗ္ဗံ-
 ရာပါ၏၊ ကိံ ဝစနံ-ကို၊ ဝတုာ-၍၊ ဥဇ္ဈာပေတဗ္ဗံ-နည်း၊ ဝိက္ကန္တိတဗ္ဗံ-နည်း၊
 ဝိရဝိတဗ္ဗံ-နည်း၊ အယံယက္ခော-သည်၊ ဝဏှာတိ-ပါ၏၊ အယံယက္ခော-သည်၊
 အာဝိသတိ-ပါ၏၊ အယံယက္ခော-သည်၊ ဟေဋ္ဌတိ-ပါ၏၊ အယံယက္ခော-သည်၊
 ဝိဟေဋ္ဌတိ-ပါ၏၊ အယံယက္ခော-သည် ဟိံ သတိ-ပါ၏၊ အယံယက္ခော-သည်၊
 ဝိဟိံ သတိ-ပါ၏၊ အယံယက္ခော-သည်၊ နမုဗ္ဗတိ-ပါ၏၊ ဣတိဣဒံ ဝစနံ-ကို၊
 ဝတုာ-၍၊ ဥဇ္ဈာပေတဗ္ဗံ-ရာပါ၏၊ ဝိက္ကန္တိတဗ္ဗံ-ရာပါ၏၊ ဝိရဝိတဗ္ဗံ-ရာပါ၏။

☞ မာရိသ-အကောက်မကြံ မဖောက်ပြန်ဘဲ သည်းခံအပ်သော စည်းစိမ်
 ရှိတော်မူသောမြတ်စွာဘုရား၊ အာဠာနာဠိယာ-သော၊ အယံရက္ခော-သည်၊
 ဘိက္ခုနံ-တို့အားလည်းကောင်း၊ ဝါ-တို့၏လည်းကောင်း၊ ဘိက္ခုနံ-တို့အား
 လည်းကောင်း၊ ဝါ-တို့၏လည်းကောင်း၊ ဥပါသိကာနံ-တို့အားလည်းကောင်း၊
 ဝါ-တို့၏လည်းကောင်း၊ ဥပါသိကာနံ-တို့အားလည်းကောင်း၊ ဝါ-တို့၏လည်း
 ကောင်း၊ ဂုတ္တိယာ-ငှာလည်းကောင်း၊ ရက္ခာယ-ငှာလည်းကောင်း၊ အဝိဟိံ
 သာယံ-ငှာလည်းကောင်း၊ ဖာသုဝိဟာရာယ-ငှာလည်းကောင်း၊ ဟောတိ-ဖြစ်ခဲ့
 ပါ၏။

မာရိသ-ဘုရား၊ ဟန္တစ-စကားမစပ် လက်စဖြစ်၍ တန်ရပ်ကြပါကုန်ဦးအံ့၊
 ယသ္မာ-ကြောင့်၊ မယံ-တို့သည်၊ ဗဟုကိစ္စာ-များသောမချွတ်ပြုရမည့်ကိစ္စရှိကြ
 ပါကုန်၏၊ ဗဟုကရဏီယာ-များသောပြုအပ်ပြုဆင့်ပြုထိုက်သော ကိစ္စရှိကြပါ
 ကုန်၏၊ တသ္မာ-ကြောင့်၊ ဒါနိ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ မယံ- တို့သည်၊

ဂစ္ဆာမ-သွားကြပါကုန်တော့အံ့၊ ဣတိ-သို့၊ အဝေါစ-လျှောက်ပြီ၊ ဝေ-သို့၊ ဝုတ္တေ-သော်၊ ဘဂဝါ-သည်၊ ဝေဿဝဏံ-ဝေဿဝဏအမည်ရှိသော၊ မဟာ ရာဇာနံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-မူပြီ၊ ကိ-သို့၊ အဝေါစ-နည်း၊ မဟာ ရာဇာနော-နတ်မင်းကြီးတို့၊ ယဿ ဂမနဿ-အကြင်သွားခြင်း၏၊ ကာလံ-အခါ ကို၊ တုမေ-တို့သည်၊ မညထ-သိကြကုန်၏၊ ဒါနိ-၌၊ တဿ ဂမနဿ-၏၊ ကာလံ-ကို၊ တုမေယေဝ-တို့သည်သာ၊ မညထ-သိကြကုန်လော့၊ ဣတိ-သို့၊ အဝေါစ-မူပြီ။

၂၈၄။ အထပစ္စာ-လျှောက်ထားပြီးရာကာလမှနောက်၌၊ စတ္တာဇော-ကုန် သော၊ မဟာရာဇာနော-တို့သည်၊ အာသနာ-မှ၊ ဥဠာယ-ထကြကုန်၍၊ ဘဂဝန္တံ- ကို၊ အဘိဝါဒေတွာ-ကုန်ပြီး၍၊ ပဒက္ခိဏံ-လက်ယာရစ်လည်သည်ကို၊ ဝါ- သတ္တဝါတို့၏ ကြီးပွားကြောင်းဖြစ်သော အရိအသေပြုမှု၊ လက်အုပ်ချီမှုကို၊ ကတွာ-ကုန်၍၊ တတ္ထေဝံ တသ္မိံ ဝေဠာနော-ထို ဂိဇ္ဈကုဋ္ဌတောင်အရပ်၌သာလျှင်၊ အန္တရဓာယိံ သု-ကွယ်ပျောက်ကြကုန်ပြီ၊ တေပိ ခေါ ယက္ခာ-တို့သည်လည်း၊ အပေကဇ္ဇေ-ကုန်သော၊ ယက္ခာ-တို့သည်၊ အာသနာ-မှ၊ ဥဠာယ-ကုန်၍၊ ဘဂဝန္တံ-ကို၊ အဘိဝါဒေတွာ-ကုန်ပြီး၍၊ ပဒက္ခိဏံ-ကို၊ ကတွာ-ကုန်၍၊ တတ္ထေဝံ တသ္မိံ ဝေဠာနော-၌သာလျှင်၊ အန္တရဓာယိံ သု-ကုန်ပြီ၊ အပေကဇ္ဇေ- ကုန်သော၊ ယက္ခာ-တို့သည်၊ ဘဂဝတာ-နှင့်၊ သဒ္ဓိံ-တကွ၊ သမ္မောဒိံ သု- ကုန်၏၊ သမ္မောဒနိယံ-သော၊ သာရဏိယံ-သော၊ ကထံ-ကို၊ ဝီတိသာရေတွာ- ကုန်ပြီး၍၊ တတ္ထေဝံ တသ္မိံ ဝေဠာနော-၌သာလျှင်၊ အန္တရဓာယိံ သု- ကုန်ပြီ၊ အပေကဇ္ဇေ-ကုန်သော၊ ယက္ခာ-တို့သည်၊ ယေန ဌာနေန-၌၊ ဘဂဝါ-သည်၊ အတ္ထိ-မူ၏၊ တေန ဌာနေန-သို့၊ အဉ္ဇလိံ-ကို၊ ပဏာမေတွာ-ကုန်၍၊ တတ္ထေဝံ တသ္မိံ ဝေဠာနော-၌သာလျှင်၊ အန္တရဓာယိံ သု-ကုန်ပြီ၊ အပေကဇ္ဇေ-ကုန်သော၊ ယက္ခာ-တို့သည်၊ နာမဂေါတ္တံ-ကို၊ သာဝေတွာ-ကုန်၍၊ တတ္ထေဝံ တသ္မိံ ဝေ ဌာနေ-၌သာလျှင်၊ အန္တရဓာယိံ သု-ကုန်ပြီ၊ အပေကဇ္ဇေ-ကုန်သော၊ ယက္ခာ- တို့သည်၊ တုဏှိတုတာ-ကုန်သည်၊ ဟုတွာ-ကုန်၍၊ တတ္ထေဝံ တသ္မိံ ဝေဠာနော- ၌သာလျှင်၊ အန္တရဓာယိံ သု-ကုန်ပြီ၊ ဣတိ-ဤတွင် ပဌမဘာဏဝါရကို ဆိုရာ စကားရပ် ပြီးဆုံးလတ်၍ လက်စသတ်လိုက်ပြီ။

ပဌမဘာဏဝါရော-သည်၊ နိဋ္ဌိတော-ပြီ။

ဒုတိယဘာဏဝါရ

၂၀၅။ အထ ပစ္စာ-ညဉ့် လှန်ပြီးရာ ကလမ္မ နောက်၌၊ ဘဂဝါ-သည်၊ တဿ ရတ္တိယာ-ထိုညဉ့်၌၊ အစုယေန-လှန်ရာအခါ၌၊ ဘိက္ခု-တို့ကို၊ အာမန္တေ-သိ-မူပြီး၊ ကိ-သို့၊ အာမန္တေ-သိ-နည်း၊ ဘိက္ခဝေ-တို့၊ ဣမံ ရတ္တိ-၌၊ စက္ကာရေ-ကုန်သော၊ မဟာရာဇာနော-ဘို့သည်၊ မဟတိယာ-သော၊ ယက္ခသေနာယ စ-ဖြင့်လည်းကောင်း၊ မဟတိယာ-သော၊ ဂန္ဓဗ္ဗသေနာယ စ-ဖြင့် လည်းကောင်း၊ မဟတိယာ-သော၊ ကမ္မဏ္ဍသေနာယ စ-ဖြင့်လည်းကောင်း၊ မဟတိယာ-သော၊ နာဂသေနာယ စ-ဖြင့် လည်းကောင်း၊ စတုဒ္ဓိသံ-၌၊ ရက္ခံ-ကို၊ ဌပေတွာ-ကုန်ပြီး၍၊ စတုဒ္ဓိသံ-၌၊ ဂုမ္ပံ-ကို၊ ဌပေတွာ-ကုန်ပြီး၍၊ စတုဒ္ဓိသံ-၌၊ ဩဝရဏံ-ကို၊ ဌပေတွာ-ကုန်ပြီး၍၊ အဘိက္ကန္တာယ-သော၊ ရတ္တိယာ-၌၊ အဘိက္ကန္တဝဏ္ဏာ-ကုန်သည်၊ ဟုတွာ-ကုန်၍၊ ကေဝလကပ္ပံ-သော၊ ဂိဇ္ဈကုဋံ-သော၊ ပဗ္ဗတံ-ကို၊ ဩဘာသေတွာ-ကုန်ပြီး၍၊ ယေန ဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-မူ၏၊ တေန ဌာနေန-သို့၊ ဥပသကမိံ သု-ကုန်၏၊ ဥပသကမိတွာ-ကုန်ပြီး၍၊ မံ-ကို၊ အဘိဝါဒေတွာ-ကုန်ပြီး၍၊ ကေမန္တံ-၌၊ နိသိဒိံ သု-ကုန်ပြီး၊ ဘိက္ခဝေ-တို့၊ တေပိ ခေါယက္ခာ-တို့သည်လည်း၊ အပေကဓွေ-ကုန်သော၊ ယက္ခာ-တို့သည်၊ မံ-ကို၊ အဘိဝါဒေတွာ-ကုန်ပြီး၍၊ ကေမန္တံ-အောင်၊ နိသိဒိံ သု-ကုန်ပြီး၊ အပေကဓွေ-ကုန်သော၊ ယက္ခာ-တို့သည်၊ မယာ-နှင့်၊ သဒ္ဓိံ-ကံ၊ သမ္မောဒိံ သု-ကုန်၏၊ သမ္မောဒနိယံ-သော၊ သာရဏီယံ-သော၊ ကထံ-ကို၊ ဝီတိသာရေတွာ-ကုန်ပြီး၍၊ ကေမန္တံ-၌၊ နိသိဒိံ သု-ကုန်ပြီး၊ အပေကဓွေ-ကုန်သော၊ ယက္ခာ-တို့သည်၊ ယေန ဌာနေန-၌၊ အဟံ-သည်၊ အတ္ထိ-မူ၏၊ တေန ဌာနေန-သို့၊ အဉ္ဇလိံ-ကို၊ ပဏာမေတွာ-ကုန်၍၊ ကေမန္တံ-၌၊ နိသိဒိံ သု-ကုန်ပြီး၊ အပေကဓွေ-ကုန်သော၊ ယက္ခာ-တို့သည်၊ နာမဂေါတ္တံ-ကို၊ သာဝေတွာ-ကုန်ပြီး၍၊ ကေမန္တံ-အောင်၊ နိသိဒိံ သု-ကုန်ပြီး၊ အပေကဓွေ-ကုန်သော၊ ယက္ခာ-တို့သည်၊ တုဏှိဘူတာ-ကုန်သည်၊ ဟုတွာ-ကုန်၍၊ ကေမန္တံ-၌၊ နိသိဒိံ သု-ကုန်ပြီး။

၂၀၆။ ဘိက္ခဝေ-တို့၊ ကေမန္တံ-၌၊ နိသိန္ဒော ခေါ-သော၊ ဝေဿဝဏော-သော၊ မဟာရာဇာ-သည်၊ မံ-ကို၊ တေဝစနံ-ကို၊ အဝေါစ-ပြီး၊ ကိ-သို့၊ အဝေါစ-နည်း၊ ဘန္တေ-ဘုရား၊ ဘဂဝတော-အား၊ အပ္ပသန္နာ-ကုန်သော၊ ဥဋ္ဌာရာ-ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊ ဘဂဝတော-အား၊ ပသန္နာ-ကုန်သော၊ ဥဋ္ဌာရာ-ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊ ဘဂဝသော-အား၊ အပ္ပသန္နာ-ကုန်သော၊ မဇ္ဈိမာ-ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊ ဘဂဝတော-အား၊ ပသန္နာ-ကုန်သော၊ မဇ္ဈိမာ-ကုန်သော၊ ယက္ခာ-တို့



သည်၊ သန္တိဟိ-ပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊ ဘဂဝတော-အား၊ အပ္ပသန္နာ-
 ကုန်သော၊ နိဇာ-ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ၊
 ဘန္တေ-ဘုရား၊ ဘဂဝတော-အား၊ ပုသန္နာ-ကုန်သော၊ နိဇာ-ကုန်သော၊
 ယက္ခာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ၊ ဘန္တေ-ဘုရား၊ ခေါ ပန-အား
 ဖြင့်၊ ယေဘုယျေန-အားဖြင့်၊ ဝါ-ကုန်သော၊ ယက္ခာ-တို့သည်၊ ဘဂဝတော-
 အား၊ အပ္ပသန္နာ ယေဝ-ပါကုန်သည်သာ၊ ကိဿ ဟေတု-ကြောင့်၊ ယေ-
 ဘုယျေန-အားဖြင့်၊ ယက္ခာ-တို့သည်၊ ဘဂဝတော-အား၊ အပ္ပသန္နာ-ကုန်
 သနည်း၊ ဘန္တေ-ရား၊ ဟိ ယသ္မာ-ကြောင့်၊ ဘဂဝါ-သည်၊ ပါဏာတိပါတာ-
 မှ၊ ဝေရမဏိယာ-ငှာ၊ ဓမ္မ-ကို၊ ဒေသေတိ-မူခဲ့ပါ၏။ ။ပ။ (ပေယျာလကို
 ပထမဘာဏဝါကို နည်းမို့၍ ဖော်ရမည်။)

သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ-မှ၊ ဝေရမဏိယာ-ငှာ၊ ဓမ္မ-ကို၊ ဒေသေတိ-
 မူခဲ့ပါ၏၊ ဘန္တေ-ဘုရား၊ ခေါပန-အားဖြင့်၊ ယေဘုယျေန-ကုန်သော၊ ယက္ခာ-
 တို့သည်၊ ပါဏာတိပါတာ-မှ၊ အပ္ပဋ္ဌိဝိရတာယေဝ-ပါကုန်သည်သာ။ ။ ပ။
 သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ-မှ၊ အပ္ပဋ္ဌိဝိရတာ ဝေ-ပါကုန်သည်သာ၊ တေသံ
 ယက္ခာနံ-တို့၏၊ ဝါ-တို့သည်၊ တံ ဝိရမဏံ-သည်၊ ဝါ-ကို၊ အပ္ပိယံ-သည်၊
 အမနာပံ-သည်၊ ဟောတိ-ခဲ့ပါ၏၊ တသ္မာ-ကြောင့်၊ ယေဘုယျေန-ကုန်သော၊
 ယက္ခာ-တို့သည်၊ ဘဂဝတော-အား၊ အပ္ပသန္နာယေဝ-ပါကုန်သည်သာ၊ ဘန္တေ-
 ဘုရား၊ ယေ သာဝကာ-တို့သည်၊ အရညဝနပတ္တာနိ-ကုန်သော၊ ပန္နာနိ-ကုန်
 သော၊ အပ္ပသဒ္ဓါနိ-ကုန်သော၊ အပ္ပနိဇ္ဈောသာနိ-ကုန်သော၊ ဝိဇနဝါတာနိ-
 ကုန်သော၊ မနုဿရာဟသေယျကာနိ-ကုန်သော၊ ပဋိသလ္လ္လာနသာရူပာနိ-ကုန်
 သော၊ သေနာသနာနိ-တို့ကို၊ သေဝန္တိ-ပါကုန်၏၊ ဘဂဝတော-အား၊ တေ
 သာဝကာ-တို့သည်၊ သန္တိဟိ-ပါကုန်သည်သာ၊ တတ္ထ တေသု သေနာသနေသု-
 တို့၌၊ နိဝါသိနော-ကုန်သော၊ ဥဋ္ဌာရာ-ကုန်သော၊ ယက္ခာ-တို့သည်၊ သန္တိ-
 ပါကုန်၏၊ ယေယက္ခာ-တို့သည်၊ ဘဂဝတော-၏၊ ဣမသ္မိံ ပါဝစနေ-၌၊
 အပ္ပသန္နာ-ပါကုန်၊ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ တေသံယက္ခာနံ-တို့၏၊
 ပသာဒါယ-ငှာလည်းကောင်း၊ ဘိက္ခုနံ-တို့၏လည်းကောင်း၊ ဘိက္ခုနီနံ-တို့၏
 လည်းကောင်း၊ ဥပါသကာနံ-တို့၏လည်းကောင်း၊ ဥပါသိကာနံ-တို့၏လည်း
 ကောင်း၊ ဂုတ္တိယာ-ငှာလည်းကောင်း၊ ရက္ခာယ-ငှာလည်းကောင်း၊ အဝိဟိံ
 သာယ-ငှာလည်းကောင်း၊ ဖာသုဝိဟာရာယ-ငှာလည်းကောင်း၊ အာဠာနာဠိယံ-
 သော၊ ရက္ခံ-ကို၊ ဥဂ္ဂဏှာတု-မူပါလော့၊ ဣတိ-သို့၊ အဝေါစ-ပြီ၊ ဝေ-သို့၊
 ဝုတ္တေ-သော်၊ အဟံ-သည်၊ တုဏှိဘာဝေန-ဖြင့်၊ အဓိဝါသေသိ-မူခဲ့ပြီ၊
 ဘိက္ခဝေ-တို့၊ အထတသ္မိံ ကာလေ-၌၊ ဝေဿဝဏော-သော၊ မဟာရာဇာ-သည်၊
 မေ-၏၊ အဓိဝါသနံ-ကို၊ ဝိဒိတုာ-၍၊ တာယံ ဝေလောယံ-၌၊ အာဠာနာဠိယံ-သော၊

ဣမံရက္ခံ-ကို၊ အဘာသိ-ပြီ၊ ကိံ-သို့၊ အဘာသိ-နည်း။ ။ပ။ (ဂါထာများကို ပဌမဘာဏဝဂါရ၌ကဲ့သို့ပင် ယောဇနာရမည်။)

၂၉၅။ ဘိက္ခဝေ-တို့၊ တုမေ-တို့သည်၊ အာဠာနာဠိယံ-သော၊ ရက္ခံ-ကို၊ ဥဂ္ဂဏှာထ-သင်ယူကြကုန်လော့၊ ဘိက္ခဝေ-တို့၊ တုမေ-တို့သည်၊ အာဠာနာဠိယံ-သော၊ ရက္ခံ-ကို၊ ပရိယာပုဏှာထ-သင်ယူကြကုန်လော့၊ ဘိက္ခဝေ-တို့၊ အာဠာနာဠိယံ-သော၊ ရက္ခံ-ကို၊ ဓာရေထ-ဆောင်ကြကုန်လော့၊ ဘိက္ခဝေ-တို့၊ အာဠာနာဠိယံ-သော၊ ရက္ခာ-သည်၊ အတ္ထသံဟိတာ-အကျိုးစီးပွားနှင့်စပ်ယှဉ်သည်၊ ဟောတိ-ခဲ့၏၊ ဘိက္ခုနံ-တို့အားလည်းကောင်း၊ ဝါ-တို့၏လည်းကောင်း၊ ဘိက္ခုနိနံ-တို့အားလည်းကောင်း၊ ဝါ-တို့၏လည်းကောင်း၊ ဥပါသကာနံ-တို့အားလည်းကောင်း၊ ဝါ-တို့၏လည်းကောင်း၊ ဥပါသိကာနံ-တို့အားလည်းကောင်း၊ ဝါ-တို့၏လည်းကောင်း၊ ဂုတ္တိယာ-ငှာလည်းကောင်း၊ ရက္ခာယ-ငှာလည်းကောင်း၊ အဝိဟိံသာယ-ငှာလည်းကောင်း၊ ဖာသုဝိဟာရာယ-ငှာလည်းကောင်း၊ ဟောတိ-ခဲ့၏၊ ဣတိ-သို့၊ အာမဇ္ဇေသိ-မူပြီ၊ ဘဂဝါ-သည်၊ ဣဒံစနံ-ကို၊ အဝေါစ-မူပြီ၊ ဧတံဘိက္ခု-တို့သည်၊ အတ္တမနာ-ကုန်သည်၊ ဟုတုာ-ကုန်၍၊ ဘဂဝတော-၏၊ ဝါ-သည်၊ ဘာသိတံ-ဟောတော်မူအပ်သော အာဠာနာဠိယသုတ်ကို၊ အဘိနန္ဒု-ကုန်ပြီ၊ ဣတိဝေ-အားဖြင့်၊ သုတံ-အပ်ပါပြီ၊ ဣတိ-သို့၊ ဝိဿဇ္ဇေသိ-ပြီ၊ ဣတိ-ဤကား အာဠာနာဠိယသုတ်အပြီးတည်း။ ။

နဝမံ-သော၊ အာဠာနာဠိယသုတ္တံ-သည်၊ နိဋ္ဌိတံ-ရောက်ပြီ။

၁၀-သင်္ဂီတိသုတ္တ

၂၉၆။ ။ ပ။ ဘဂဝါ-သည၊ မလ္လေသု-မလ္လအမည်ရှိကုန်သော၊ ဇနပဒေ-
 ဌ၊ မဟတာ-သော၊ ဘိက္ခုသံဃေန-နှင့်၊ ပစ္ဆမတ္ထေဟိ-ကုန်သော၊ ဘိက္ခုသတေဟိ-
 တိနှင့်၊ ဘဒ္ဒိ-က၊ စရိကံ-ကို၊ စရမာနော-သော်၊ ယေန ဌာနေန-ဌ၊
 ပါဝါနာမ-ပါဝါအမည်ရှိသော၊ မလ္လာနံ-မလ္လာမင်းတို့၏၊ နဂရံ-မြို့သည်၊
 အတ္ထိ-ရှိ၏၊ တံ ဌာနံ-ထိုမလ္လာမင်းတို့၏ ပါဝါမြို့ရှိရာအရပ်သို့၊ အဝသာရိ-
 ဆိုက်ရောက်တော်မူပြီး၊ ဘဂဝါ-သည၊ သုဒ္ဓံ-စင်စစ်၊ တတြ တိဿံ ပါဝါယံ-
 ထိုပါဝါမြို့၌၊ ကမ္မာရပုတ္တဿ-ရွှေပန်းထိမ်သည်၏သားဖြစ်သော၊ စန္ဒဿ-စန္ဒ၏၊
 အမ္မဝနေ-အမ္မဝန်ဥယျာဉ်၌၊ ဝါ-သရက်ဥယျာဉ်၌၊ ဝါ-သရက်ဥယျာဉ်ဝယ်
 ဆောက်လုပ်အပ်သောကျောင်းတော်၌၊ ဝိဟာရတိ-မူ၏။

ဥပ္ပတကနဝသန္ဓာဂါရ

၂၉၇။ ယေနသမယေန-၌၊ ဘဂဝါ-သည၊ ပါဝါယံ-၌၊ ကမ္မာရပုတ္တဿ-
 သော၊ စန္ဒဿ-၏၊ အမ္မဝနေ-၌၊ ဝိဟာရတိ-မူ၏၊ တေန ခေါဗန၊ သမယေန-
 မြတ်စွာဘုရား၏ ပါဝါမြို့ ရွှေပန်းထိမ်သည်၏သားဖြစ်သော စန္ဒ၏ အမ္မဝန်
 ဥယျာဉ်ဝယ် နေတော်မူရာ ထိုအခါ၌၊ ပါဝေယျကာနံ-ပါဝါမြို့၌ နေကြကုန်
 သော၊ မလ္လာနံ-မလ္လာမင်းတို့၏၊ ဝါ-တို့သည်၊ ဥပ္ပတကံနာမ-မြေမှထုတ်ဆောင်
 အပ်သကဲ့သို့ မြင့်စောက်မတ်သည်၏ အဖြစ်ကြောင့် ဥပ္ပတကအမည်ရှိသော၊
 (ဤ၌ ဥပ္ပတကံနာမ-ဟု ရှိမှ ရှေးနောက်ညီညွတ်မည်။) နဝံ-အသစ်ဖြစ်သော၊
 သန္ဓာဂါရံ- လွတ်ရုံးဇရပ်သည်၊ ဝါ-ကို၊ ဝါ-စစ်ဆင်ရာအခါ အစရှိသည်၌
 အစေ့အစပ် အပိုင်းအခြားကို ပြုရာဖြစ်သော လွတ်ရုံးဇရပ်ကို၊ ဝါ-မင်းတို့၏
 စစ်တိုက်ရာအရပ်မှ ပြန်လာသည်ရှိသော် အပင်ပန်းဖြေ၍ နားနေရာဖြစ်သော
 လွတ်ရုံးဇရပ်ကို၊ ဝါ-မင်းတို့၏ အတူတကွ တိုင်းကျိုးပြည်ကျိုးကို ဆုံးမရာ
 ဖြစ်သော လွတ်ရုံးဇရပ်ကို၊ ဝါ-အပေါက်အကြားရှိသော အိမ်ရာတည်ထောင်
 လှူဒါနဘောင်၌နေသော ပုဂ္ဂိုလ်တို့၏ကိစ္စကို ဖုံးဖိ မိတ်ဆို့ ရာဖြစ်သော လွတ်ရုံး
 ဇရပ်ကို၊ ဝါ-မင်းကွန်းကို၊ အစီရကာရိတံ-ဆောက်လုပ်အပ်ပြီးသော လွတ်ရုံး
 ဇရပ်အား ကြာမြင့်သောကာလမရှိသေးသည်၊ ဝါ-ဆောက်လုပ်ပြီးရာအခါမှစ၍
 မကြာမြင့်သေးသည်၊ သမဏေနဝါ-ရဟန်းသည်သော်လည်းကောင်း၊ ဗြာဟ္မ
 ဏေနဝါ-ပုဏ္ဏားသည်သော်လည်းကောင်း၊ မနုဿဘူတေန- လူတို့၌ဖြစ်သော၊
 ဝါ-လူအဖြစ်သို့ရောက်သော၊ ဝါ-လူဖြစ်၍ဖြစ်သော၊ ကေနစိ-တစ်စုံတစ်ယောက်
 သော၊ ပုဂ္ဂလေနဝါ- လူပုဂ္ဂိုလ်သည်သော်လည်းကောင်း၊ အနဇ္ဈာဝုဋ္ဌံ - မနေ
 အပ်ဖူးသေးသည်၊ ဟောတိ-၏၊ ပါဝေယျကာ-ကုန်သော၊ မလ္လာ-တို့သည်၊

အသောသံ-ကြားသိရကုန်ပြီ။ (တစ်နည်း) အသောသံခေါ-ကြားသိကြရကုန် ပြီးသည်သာ၊ ကိ-သို့၊ အသောသံ-ကုန်သနည်း၊ ဘဂဝါ-သည်၊ မလ္လောသု- သော၊ ဇနပဒေ-၌၊ မဟတာ-သော၊ ဘိက္ခုသံသေန-နှင့်၊ ပဉ္စမတ္တဟိဘိက္ခု- သတေဟိ-တို့နှင့်၊ သဒ္ဓိ-က၊ စာရိကံ-ကို၊ စရမာဇနာ-သော်၊ ပါဝံ-သို့၊ အနုပုဇ္ဈော-သည်၊ ဟုတော-၍၊ ပါဝါယံ-၌၊ ကမ္မာရပုတ္တဿ-သော၊ စန္ဒဿ-၏၊ အဗ္ဗုဒ္ဓေ-၌၊ ဝိဟရတိကိရ-နေတော်မူသတတ်၊ ဝါ-နေတော်မူသတံ၊ ဣတိ- ဤသို့၊ အသောသံ-ကုန်ပြီ။ (တစ်နည်း) အသောသံခေါ၊ ကုန်ပြီးသည်သာ၊ အထတသ္မိံ ကာလေ-ကြားသိကြရာ ထိုအခါ၌၊ ပါဝေယျကာ- ကုန်သော၊ မလ္လာ-တို့သည်၊ ယေန ဒိသာဘာဂေန-ဖြင့်၊ ဘဂဝါ-သို့၊ ဥပသကံမိတဗ္ဗော- ချဉ်းကပ်အပ်၏၊ ယာန ဒိသာဘာဂေန-ဖြင့်၊ ဘဂဝန္တံ-သို့၊ ဥပသကံမိ သု-ကုန် ၏၊ ဥပသကံမိတော-ကုန်ပြီး၍၊ ဘဂဝန္တံ-ကို၊ အဘိဝါဒေတော-ကုန်ပြီး၍၊ ကေ- မန္တံ-အောင်၊ ဝါ-၌၊ နိသိဒ္ဓိ သု-ကုန်၏၊ ကေမန္တံ-အောင်၊ ဝါ-၌၊ နိသိဒ္ဓာ- ခေါ-ကုန်ပြီးသော၊ ပါဝေယျကာ-ကုန်သော၊ မလ္လာ-တို့သည်၊ ဘဂဝန္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစုံ-ကုန်ပြီ၊ ကိ-သို့၊ အဝေါစုံ-ကုန်သနည်း၊ ဘန္တေ- မြတ်စွာဘုရား၊ ဣဇဏမသ္မိံ နဂရေ-ဤပါဝါမြို့၌၊ ပါဝေယျကာနံ-ကုန်သော၊ မလ္လာနံ-တို့၏၊ ဝါ-တို့သည်၊ ဥဗ္ဘတကံနာမ-သော၊ နဝံ-သော၊ သန္ဓာဂါရံ- သည်၊ ဝါ-ကို၊ အစိရကာရိတံ-သည်၊ သမဏေနဝါ-သည်သော်လည်းကောင်း၊ မြာဟုဏေနဝါ-သည်သော်လည်းကောင်း၊ မနုဿဘူတေန-သော၊ ကေနစိ- သော၊ ပုဂ္ဂလေနဝါ-သည်သော်လည်းကောင်း၊ အနုဇ္ဈာဝုဋ္ဌံ-သည်၊ ဟောတိ-၏၊ ဘန္တေ-ဗျား၊ တဉ္စသန္ဓာဂါရံ-ကိုလည်း၊ ဘဂဝါ-သည်၊ ပဌမံ-ရှေးဦးစွာ၊ ပရိ တုဉ္စတု-သုံးဆောင်တော်မူပါလော့၊ ဘဂဝတာ-သည်၊ ပဌမံ-စွာ၊ ပရိဘုတ္တံ-သုံး ဆောင်အပ်ပြီးသော၊ တံသန္ဓာဂါရံ-ကို၊ ပစ္စာ-နောက်၌၊ ဝါ-နောက်မှ၊ ပါဝေ ယျကာ-ကုန်သော၊ မလ္လာ-တို့သည်၊ ပရိဘုတ္တံသန္တိ-သုံးဆောင်ကြပါကုန်လိမ့် လတ္တံ၊ တံပရိဘုဉ္စနံ-ထိုသုံးဆောင်ခြင်းသည်၊ ပါဝေယျကာနံ-ကုန်သော၊ မလ္လာ- နံ-တို့အား၊ ဧဿရတ္တံ-ရှည်မြင့်စွာသော နေညဉ့်ပတ်လုံး၊ ဟိတာယ-စီးပွားကို ပြုခြင်းငှာလည်းကောင်း၊ သုခါယ-ချမ်းသာကိုပြုခြင်းငှာလည်းကောင်း၊ အာဿ- ဖြစ်ရာမိ၏၊ ဣတိ-သို့၊ အဝေါစုံ-ကုန်ပြီ၊ ဘဂဝါ-သည်၊ တုဏှိဘာဂေန- ဖြင့်၊ အဝေါသေသိ-မူပြီ။

၂၉၀။ အထမစ္ဆာ-လျှောက်ထားကြပြီးရာကာလမှနောက်၌၊ ပါဝေယျ- ကာ-ကုန်သော၊ မလ္လာ-တို့သည်၊ ဘဂဝတော-၏၊ အမိဝါသနံ-ကို၊ ဝိဒိတော- ကုန်ပြီး၍၊ အာသနာ-မှ၊ ဥဋ္ဌာယ-ကုန်၍၊ ဘဂဝန္တံ-ကို၊ အဘိဝါဒေတော-ကုန် ပြီး၍၊ ပဒကိဏံ-ကို၊ ကတော-ကုန်ပြီး၍၊ ယေနမဂ္ဂေန-ဖြင့်၊ သန္ဓာဂါရံ-သို့၊ ဥပသကံမိတဗ္ဗံ-၏၊ တေနမဂ္ဂေန-ဖြင့်၊ သန္ဓာဂါရံ-သို့၊ ဥပသကံမိ သု-ကုန်၏၊

ဥပသင်္ကမိတော-ကုန်ပြီး၍၊ * သဗ္ဗသန္တရိ-အလုံးစုံသောခင်းခြင်းရှိအောင်၊ ဝါ-
 အလုံးစုံခင်းအပ်ပြီးလောက်အောင်၊ သန္တာဂါရ-လွတ်ရုံးဇရပ်ကို၊ ဝါ-မင်းကုန်း
 ကို၊ သန္တရိတော-ခင်းကြကုန်ပြီး၍၊ ဘဂဝတော-၏၊ အာသနာနိ-နေရာတို့ကို၊
 ပညပေတော-ခင်းကြကုန်ပြီး၍၊ ဥဒကမဏိကံ-ရေအိုးစရည်းကြီးကို၊ ပတိဋ္ဌပေ-
 တော-တည်စေကြကုန်ပြီး၍၊ တေလပဒိပံ-ဆီမီးကို၊ အာရောပေတော-တင်ကြကုန်
 ပြီး၍၊ ယေနဋ္ဌာနေန-၌၊ ဘဂဝါ-သည်၊ အတ္ထိ-မူ၏၊ တေနဋ္ဌာနေန-သို့၊ ဥပ-
 သင်္ကမိ-သု-ကုန်၏၊ ဥပသင်္ကမိတော-ကုန်ပြီး၍၊ ဘဂဝန္တံ-ကို၊ အဘိဝါဒေတော-
 ကုန်ပြီး၍၊ ဧကမန္တံ-အောင်၊ ဝါ-၌၊ အဋ္ဌသု-ကုန်၏၊ ဧကမန္တံ-အောင်၊ ဝါ-၌၊
 ဌိတာခေါ- ကုန်ပြီးသော၊ ပါဝေယျကာ- ကုန်သော၊ တေမလ္လာ- တို့သည်၊
 ဘဂဝန္တံ-ကို၊ တေဝစနံ-ကို၊ အဝေါစုံ-ကုန်ပြီ၊ ကိ-သို့၊ အဝေါစုံ-ကုန်
 သနည်း၊ ဘန္တေ-ဘုရား၊ * သန္တာဂါရ-ကို၊ သဗ္ဗသန္တရိ-အောင်၊ သန္တတံ-ခင်း
 ထားအပ်ခဲ့ပါပြီ၊ ဘဂဝတော-၏၊ အာသနာနိ-တို့ကို၊ ပညတ္တာနိ-အပ်ပါကုန်
 ပြီ၊ ဥဒကမဏိကော-ကို၊ ပတိဋ္ဌာပိတော-အပ်ပါပြီ၊ တေလပဒိပေါ-ကို၊
 အာရောပိတော-အပ်ခဲ့ပါပြီ၊ ဘန္တေ-ဘုရား၊ ဘဂဝါ-သည်၊ ယဿဂမနဿ-
 ၏၊ ကာလံ-ကို၊ မညတိ-သိတော်မူခဲ့ပါ၏၊ ဒါနိ-၌၊ တဿဂမနဿ-၏၊ ကာလံ-
 ကို၊ ဘဂဝါယေဝ-သည်သာလျှင်၊ ကရောတု-ပြုတော်မူပါလော့၊ ဣတိ-သို့၊
 အဝေါစုံ-ကုန်ပြီ။

* မှတ်ချက်။ ။ ဤအရာ၌ “သဗ္ဗသန္တရိသန္တတံ သန္တာဂါရံ သန္တရိတော” ဟူ၍လည်းကောင်း၊
 သဗ္ဗသန္တရိ သန္တာဂါရံ သန္တရိတော” ဟူ၍လည်းကောင်း၊ သဗ္ဗသန္တတံ
 သန္တာဂါရံ သန္တရိတော” ဟူ၍လည်းကောင်း ပါဠိသုံးထွေ ရှိကြ၏။ မဟာဝဂ္ဂံ ဘေ-
 သဇ္ဇက္ခန္ဓက- ပါဠိလိဂါဝေတ္ထု၌လည်း ဤနည်းအတိုင်းပင် ရှိကြ၏။ ထိုတွင် “သဗ္ဗ-
 သန္တရိ သန္တာဂါရံ သန္တရိတော” ဟူသောပါဠိသာ သဗ္ဗသန္တရိန္တိ ယထာသဗ္ဗိ သန္တတံ
 ဟောတိ၊ ဧဝံ- ဟူသော သင်္ဂီတိသုတ်အဋ္ဌကထာနှင့်လည်းကောင်း၊ သန္တရဏံ သန္တရိ
 သဗ္ဗော သကလော သန္တရိ ဧတ္ထာတိ သဗ္ဗသန္တရိ။ ဘာဝ နပုံသက နိဋ္ဌေသော’ယံ၊
 တေနာဟ “ယထာ သဗ္ဗိ သန္တကံ ဟောတိ၊ ဧဝံ” နိ-ဟူသော သင်္ဂီတိသုတ်တို့ကာ
 နှင့်လည်းကောင်း၊ သဗ္ဗသန္တရိ အာဝသထာဂါရံ သန္တရိတောတိဇ္ဈေ သန္တရဏံ သန္တရိ၊
 သဗ္ဗော သကလော သန္တရိ ဧတ္ထာတိ သဗ္ဗသန္တရိ၊ အထခေါ သန္တတန္တိ သန္တရိ၊ သဗ္ဗိ
 “ သန္တရိ သဗ္ဗသန္တရိ၊ တံသဗ္ဗသန္တရိ၊ ဘာဝနပုံသကနိဋ္ဌေသောဝါ’ယံ၊ ယထာ သဗ္ဗ
 မေဝ သန္တတံ ဟောတိ။ ဧဝံသန္တရိတောတိအတ္ထော-ဟူသော မဟာဝဂ္ဂံ ဘေသဇ္ဇက္ခန္ဓက၊
 တေရသကဏ်တိကာနှင့်လည်းကောင်း ညီ၏။ သဗ္ဗသန္တရိ-ပုဒ်နောင်ရှိသော သန္တတံ-
 ပုဒ်ကိုကား သဗ္ဗသန္တရိသန္တတံ သန္တာဂါရံ-ဟူသော ဝါကျဝယ် သဗ္ဗသန္တရိ-ဟူသော
 ပုဒ်နောင်ပါရှိသော သန္တတံ ပါဠိကိုမြင်၍ နောက်မှ ထည့်မိကြဟန်ရှိ၏။ သန္တတံ ပုဒ်
 အစား သန္တရိတော ပုဒ်ရှိပြီးဖြစ်သောကြောင့် ထည့်ရန်မလို။

** မှတ်ချက်။ ။ ဤအရာ၌လည်း “သဗ္ဗသန္တရိသန္တတံ ဘန္တေ သန္တာဂါရံ” ဟု ဤသင်္ဂီ
 တိသုတ်၌ ပါဠိရှိ၏။ မဟာဝဂ္ဂံ ဘေသဇ္ဇက္ခန္ဓက ပါဠိတော်၌ကား-
 သဗ္ဗသန္တရိ ဘန္တေ အာဝသထာဂါရံ သန္တတံ” ဟု ပါဠိရှိ၏။ ဤသင်္ဂီတိသုတ်၌လည်း
 သဗ္ဗသန္တရိ ဘန္တေ သန္တာဂါရံ သန္တတံ” ဟု ပါဠိစဉ်ရှိမှကောင်းမည်ဟု ထင်မြင်မိ၏။

၂၉၉။ အထတသ္မိံ ကာလေ - မလ္လာမင်းတို့က လျှောက်ထားလာကြရာ
ထိုအခါ၌၊ ဘဂဝါ-သည်၊ နိဝါသေတွာ-သင်းပိုင်ကို ထက်အောက်ပြောင်းပြန်
ပြန်လှန်ဝတ်တော်မူပြီး၍၊ ပတ္တစီဝရံ-ကို၊ အာဒါယ-မူ၍၊ ဘိက္ခုသံသေန-နှင့်၊
သဒ္ဓိ-က၊ ယေနဌာနေန-၌၊ သန္ဓာဂါရံ-သည်၊ အတ္ထိ-၏၊ တေနဌာနေန-သို့၊
ဥပသကံမိ-မူ၏၊ ဥပသကံမိတွာ-မူပြီး၍၊ ပါဒေ-ခြေတော်တို့ကို၊ ပက္ခာလေတွာ-
ဆေးကြောတော်မူပြီး၍၊ သန္ဓာဂါရံ-သို့၊ ပဝိသိတွာ-ဝင်တော်မူပြီး၍၊ မဇ္ဈိမံ-
အလယ်ဖြစ်သော၊ ထမ္ဘိ-တိုင်ကို၊ နိဿယ-မိတော်မူ၍၊ ပုရတ္ထာဘိမုခေါ-
အရှေ့အရပ်သို့ ရှေးရှုမျက်နှာတော်မူလျက်၊ နိသီဒိ-မူပြီ၊ ဘိက္ခုသံသောပိ-
သည်လည်း၊ ပါဒေ-တို့ကို၊ ပက္ခာလေတွာ-ကြ၍၊ သန္ဓာဂါရံ-သို့၊ ပဝိသိတွာ-
ကြ၍၊ ပတ္တိမံ-အနောက်ဖြစ်သော၊ ဘိတ္ထိ-နံရံကို၊ နိဿယ-ကြ၍၊ ပုရတ္ထာဘိ-
မုခေါ-အရှေ့အရပ်သို့ ရှေးရှုမျက်နှာမူကြလျက်၊ ဘဂဝန္တံယေဝ-ကိုသာလျှင်၊
ပုရက္ခတွာ-ရှေ့၌ထားကြ၍၊ ဝါ-ရှေ့သွားပြုကြ၍၊ နိသီဒိ-ကြပြီ၊ ပါဝေယျကာ-
ကုန်သော၊ မလ္လာပိ-တို့သည်လည်း၊ ပါဒေ-တို့ကို၊ ပက္ခာလေတွာ-ကုန်၍၊
သန္ဓာဂါရံ-သို့၊ ပဝိသိတွာ-ကုန်၍၊ ပုရတ္ထိမံ-အရှေ့ဖြစ်သော၊ ဘိတ္ထိ-ကို၊
နိဿယ-ကုန်၍၊ ပတ္တိမံဘိမုခေါ-အနောက်အရပ်သို့ရှေးရှုမျက်နှာမူကြကုန်လျက်၊
ဘဂဝန္တံယေဝ-ကိုသာလျှင်၊ ပုရက္ခတွာ-ကုန်၍၊ နိသီဒိ သု-ကုန်ပြီ၊ အထပစ္စာ-
လွတ်ရုံးဇရပ်သို့ဝင်တော်မူပြီးရာကာလမှနောက်၌၊ ဘဂဝါ-သည်၊ ပါဝေယျကေး
ကုန်သော၊ မလ္လာ-တို့ကို၊ ဗဟုဒေဝ-များစွာသာလျှင်ဖြစ်သော၊ ရတ္ထိ-ညဉ့်
ပတ်လုံး၊ (တစ်နည်း) ဗဟုဒေဝရတ္ထိ - များစွာသော ညဉ့်ပတ်လုံးသာလျှင်၊
ဓမ္မိယာ-တရားရှိသော၊ ကထာယ-စကားဖြင့်၊ သန္ဓုဿတွာ-ပစ္စုပ္ပန်သံသရာ
ကျိုးနှစ်ဖြာကို ကောင်းစွာရှုမြင်စေတော်မူပြီး၍၊ ဝါ-ပစ္စုပ္ပန်သံသရာ ကျိုး
နှစ်ဖြာကို ကောင်းစွာပြတော်မူပြီး၍၊ သမာဒပေတွာ - ကုသိုလ်တရားတို့ကို
ကောင်းစွာယူစေတော်မူပြီး၍၊ ဝါ-ကုသိုလ်တရားတို့၌ ဆောက်တည်စေတော်
မူပြီး၍၊ သမုတ္တေဇေတွာ-ကုသိုလ်တရားတို့၌ ကောင်းစွာထက်သန်စေတော်
မူပြီး၍၊ သမ္ပဟံသေတွာ-ဥဿဟအထူး ဂုဏ်ကျေးဇူးဖြင့် ကောင်းစွာအပြား
အားဖြင့် ရှင်မြူးအားတက်စေတော်မူပြီး၍၊ ဥယျောဇေသိ-လွတ်လိုက်တော်
မူပြီ၊ ကိဝစနံ-ကို၊ ဝတွာ-မူ၍၊ ဥယျောဇေသိ-နည်း၊ ဝါသေဌာ-ဝါသေဌ
အနွယ်ရှိသော မလ္လာမင်းတို့၊ ရတ္ထိ-ပထမယံညဉ့်သည်၊ အဘိက္ကန္တာခေါ- လှန်
ပြီးသည်သာ၊ ဝါ-ကုန်ခဲ့ပြီးသည်သာ၊ ဒါနိ-၌၊ ယထဂမနဿ-၏၊ ကာလံ-ကို၊
တုမေ-တို့သည်၊ မညယ-ကုန်၏၊ တထဂမနဿ-၏၊ ကာလံ-ကို၊ တုမေယေဝ-
တို့သည်သာ၊ ကရာထ-ပြုကြကုန်လော့၊ ဣတိဣဒံဝစနံ-ကို၊ ဝတွာ-မူ၍၊
ဥယျောဇေသိ-ပြီ၊ ဧဝံ-သို့၊ ဝုတ္တေ-မြတ်စွာဘုရားကမိန့်တော်မူအပ်သည်ရှိသော်၊
ပါဝေယျကာ-ကုန်သော၊ မလ္လာ-တို့သည်၊ ဘန္တေ-မြတ်စွာဘုရား၊ ဧဝံ-
ကောင်းလှပါပြီ၊ ဣတိခေါ-ဤသို့သာလျှင်၊ ဘဂဝတော-မြတ်စွာဘုရား၏

စကားကို၊ ပဋိသုတ္တ-ရှေးရှုနားထောင်ကြကုန်ပြီး၍၊ အာသနာ-မှ၊ ဥဋ္ဌာယ-
ကုန်၍၊ ဘဂဝန္တံ-ကို၊ အဘိဝါဒေတွာ-ကုန်ပြီး၍၊ ပဒက္ခိဏံ-ကို၊ ကတွာ-
ကုန်၍၊ ပက္ခမိံ သု-ကုန်ပြီ။

၃၈၀။ အထပစ္ဆာ-လူတို့၏ ဖဲသွားကြပြီးရာကာလမှနောက်၌၊ ဘဂဝါ-
သည်၊ ပါဝေယျကေသု-ကုန်သော၊ မလ္လေသု-တို့သည်၊ အစိရပက္ကန္တေသု-
ဖဲသွားပြီးသော မလ္လာမင်းတို့အား ကြာမြင့်သောကာလ မရှိကုန်သေးမီ၊ ဝါ-
ဖဲသွားပြီးရာအခါမှစ၍ မကြာမြင့်ကုန်သေးမီ * တုဏှိဘူတံ တုဏှိဘူတံ-ဆိတ်
ဆိတ်နေသည်ဖြစ်၍ဖြစ်၊ ဆိတ်ဆိတ်နေသည့်ဖြစ်၍ဖြစ်သော၊ ဝါ-ဆိတ်ဆိတ်
နေသည်သာလျှင်ဖြစ်သော၊ ဘိက္ခုသံသံ-ကို၊ အနုဝိလောဒကတွာ-မံသစက္ခု၊
ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုတော်မူ၍၊ အာယသ္မန္တံသာရိပုတ္တံ-အရှင်သာရိပုတ္တရာကို၊
အာမန္တေသိ-မူပြီ၊ ကိ-သို့၊ အာမန္တေသိ-နည်း၊ သာရိပုတ္တံ-သာရိပုတ္တရာ၊ ဘိက္ခု-
သံသော-သည်၊ ဝိဂတထိနမိဒ္ဓေါခေါ-ကင်းပြီးသောထိနမိဒ္ဓရှိသည်သာ၊ သာရိ
ပုတ္တံ-ရာ၊ ဘိက္ခုနံ-တို့အား၊ ဓမ္မိ-ဘရာရရှိသော၊ ကထာ-စကားသည်၊ တံ-သင်၏
ဉာဏ်၌၊ ပဋိဘာတု-အဖို့ဖြင့်ထင်စေလော့၊ မေ-ငါဘုရား၏၊ ပိဋ္ဌိ-ကျောက်
ကုန်းတော်သည်၊ အာဂိလာယတိ-ကျင့်နာတော်မူခဲ့၏၊ အဟံ-သည်၊ တံပိဋ္ဌိ-ကို၊
အာယမိသာမိ-ဆန့်တော်မူဦးအံ့၊ ဣတိ-သို့၊ အာမန္တေသိ-မူပြီ၊ အာသသ္မာ
သာရိပုတ္တော-သည်၊ ဘန္တေ-ဘုရား၊ ဝေ-ပြီ၊ ဣတိခေါ-သို့သာလျှင်၊ တံ ဝတော-
အား၊ ပစ္စုဿောသိ-ရှေးရှုနားထောင်ပြီ။

အထပစ္ဆာ-သိစေတော်မူပြီးရာကာလမှနောက်၌၊ ဘဂဝါ-သည်၊ စတုဂ္ဂုဏ်-
စတုဂ္ဂုဏ်ဖြစ်သော၊ ဝါ-လေးထပ်လေးလွှာရှိသော၊ သဃံာဋီ-သဃံာဋီကို၊
ပညပေတွာ-ခင်းတော်မူ၍၊ ဒက္ခိဏေန-လက်ယာဖြစ်သော၊ ပဿေန-နံဘေးဖြင့်၊
ပါဒေ-လက်ယာခြေတော်၌၊ ပါဒံ-လက်ဝဲခြေတော်ကို၊ အစ္စာဓာယ-စဉ်းငယ်
လွန်၍ထားတော်မူ၍၊ သတော - အောက်မေ့တတ်သောသတိရှိတော်မူသည်၊
သမ္မဇာနော- ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာရှိတော်
မူသည်၊ ဟုတွာ-မူ၍၊ ဥဋ္ဌာနသညံ-ဥဋ္ဌာနသည်ကို၊ ဝါ-ထခြင်း၌ဖြစ်သော
သည်ကို၊ ဝါ-ထအံ့ဟူ၍ဖြစ်သောသည်ကို၊ မနသိကရိတွာ-နုလုံးသွင်းတော်
မူ၍၊ သိဟသေယံ-မြတ်သောအိပ်ခြင်းကို၊ ဝါ-ခြင်သံမင်း၏အိပ်ခြင်းနှင့်တူသော
အိပ်ခြင်းကို၊ ဝါ-မကြောက်မရွံ့အိပ်တော်မူခြင်းကို၊ ကပ္ပေသိ-ပြုတော်မူပြီ။

* မှတ်ချက်။ ။ ဤဝါကျ၌ “တုဏှိဘူတံ” ဟု တစ်ပုဒ်တည်းသာ ပါ၍ ရှိတတ်ကြ၏။
“တုဏှိဘူတံ တုဏှိဘူတံ” ဟု ဝိစ္စာနှင့်ရှိမှသာ အဋ္ဌကထာ၊ ဋီကာ တို့နှင့် ညီမည်။

ဘိန္နုနိဂဏ္ဍဝတ္ထု

၃၀၁။ ယေနသမယေန-ဌိ၊ ဘဂဝါ-သည်၊ ပါဝါယံ-ဌိ၊ ကမ္မာရပုတ္တဿ-
 သော၊ စုန္ဒဿ-၏၊ အမ္မဝနေ-ဌိ၊ ဝိဟရတိ-မူ၏၊ တေန ခေါပန သမယေန-
 မြတ်စွာဘုရား၏ ပါဝါမြို့ ချွေပန်းထိမ်သည်၏သားဖြစ်သော စုန္ဒ၏ အမ္မဝန်
 ဥယျာဉ်ဝယ် နေတော်မူရာ ထိုအခါ၌၊ နာဠုပုတ္တော-သော၊ နိဂဏ္ဍော-သည်၊
 ပါဝါယံ-ဌိ၊ အဓုနာ-ဌိ၊ ကာလကံတော-သည်၊ ဟောတိ-၏၊ နာဠုပုတ္တဿ-
 သော၊ တဿနိဂဏ္ဍာဏ-၏၊ ကာလံကိရိယာယ-ကြောင့်၊ နိဂဏ္ဍာ-တို့သည်၊ ဘိန္နု-
 ကုန်သည်၊ ဒွေဓိကဇာတာ-ကုန်သည်၊ ဘဏ္ဍနဇာတာ-ကုန်သည်၊ ကလဟဇာတာ-
 ကုန်သည်၊ ဝိဝါဒါပန္နာ-ကုန်သည်၊ ဟုတုာ-ကုန်၍၊ အညမညံ-ချင်း၊ မုခသတ္တိဟိ-
 တို့ဖြင့်၊ ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ကုန်၏၊ ကိံ-သို့၊ ဝိတုဒန္တာ-ကုန်လျက်၊
 ဝိဟရန္တိ-ကုန်သည်၊ တံ-သည်၊ ဣမံဓမ္မဝိနယံ-ကို၊ နအာဇာနာသိ-ခဲ့၊ အဟံ-သည်
 သာ၊ ဣမံဓမ္မဝိနယံ-ကို၊ အာဇာနာမိ-ခဲ့၏၊ ကိံ-ကြောင့်၊ တံ-သည်၊ ဣမံဓမ္မဝိနယံ-
 ကို၊ အာဇာနိဿသိ-အံ့နည်း၊ တံ-သည်၊ မိစ္ဆာပဋိပန္နော-သည်၊ အသိ-ခဲ့၏၊
 အဟံ-သည်သာ၊ သမ္မာပဋိပန္နော-သည်၊ အသိ-ခဲ့၏၊ မေ-၏၊ ဝစနံ-သည်
 သာ၊ သဟိတံ-ခဲ့၏၊ တေ-၏၊ ဝစနံ-သည်၊ အသဟိတံ-ခဲ့၊ တံ-သည်၊ ပုရေ-ဌိ၊
 ဝစနိယံ-ကို၊ မစ္ဆာ-ဌိ၊ အဝစ-ခဲ့၏၊ ပစ္ဆာ-ဌိ၊ ဝစနိယံ-ကို၊ ပုရေ-ဌိ၊ အဝစ-
 ခဲ့၏၊ တေ-၏၊ ဝါ-သည်၊ အဓိစိဏ္ဍံ-သည်၊ ဝိပရာဝတ္တံ-ခဲ့ပြီ၊ တေ-၏၊ ဥပရိ-
 သို့၊ ဝါဒေါ-ကို၊ မယာ-သည်၊ အာရောပိတော-အပ်ပြီ၊ တံ-သည်၊ ဝါ-ကို၊
 မယာ-သည်၊ နိဂ္ဂဟိတော-အပ်သည်၊ အသိ-ခဲ့၏၊ တံ-သည်၊ ဝါဒပုမောက္ခာယ-
 ဌာ၊ စရ-လော့၊ ဝါ-သို့မဟုတ်၊ နိဗ္ဗေဋ္ဌတုံ-ဌာ၊ သစေ ပဟောသိ-ခဲ့အံ့၊ ဧဝံ
 သတိ-စော့၊ နိဗ္ဗေဋ္ဌဟိ-လော့၊ ဣတိ-သို့၊ ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-
 ကုန်၏၊ နာဠုပုတ္တိယေသု-ကုန်သော၊ နိဂဏ္ဍောသု-တို့၌၊ ဧကော-သော၊ ဝဇော
 ယေဝ-သည်သာလျှင်၊ ဝတ္ထတိ မညေ-တကား၊ ဒုရက္ခာတေ-သော၊ ဒုပ္ပဝေဒိ-
 တေ-သော၊ အနိယျာနိကေ-သော၊ အနုပသမသံဝတ္တနိကေ-သော၊ အသမ္မာ-
 သမ္ပုဒုပ္ပဝေဒိတေ-သော၊ ဘိန္နုထူပေ-သော၊ အပ္ပဋိသရဏေ-သော၊ ဓမ္မဝိနယေ-
 ဌိ၊ သာဝကေဟိ-တို့သည်၊ နိဗ္ဗိန္ဒဝိရတ္တပုဂ္ဂို ဝါနရူပေဟိ-၌ကြကုန်သည်၊ ဘဝိတဗ္ဗိ
 ယထာ-ရာသကဲ့သို့၊ တထာ-တူ၊ နာဠုပုတ္တဿ-သော၊ နိဂဏ္ဍဿ-၏၊ သာဝကာ-
 ကုန်သော၊ ဩဒါတဝသနာ-ကုန်သော၊ ယေပိ ဂိဟိ-တို့သည်လည်း၊ သန္တိ-
 ကုန်၏၊ တေပိ ဂိဟိ-တို့သည်လည်း၊ နာဠုပုတ္တိယေသု-ကုန်သော၊ နိဂဏ္ဍောသု-
 တို့၌၊ နိဗ္ဗိန္ဒရူပါ-ကုန်သည်၊ ဝိရတ္တရူပါ-ကုန်သည်၊ ပဋိဝါနရူပါ-ကုန်သည်၊
 ဇာတာ-ကုန်ပြီ။ (ဤပါဠိများကို ပါသာဒိကသုတ်တွင် ပြည့်စုံစွာ ယောဇနာ
 ခဲ့ပြီ။)



၃၀၂။ အထ ပစ္စွာ-ဝန်ခံပြီးရာ ကာလမှ နောက်၌၊ အာယသ္မာ သာရိ
 ပုတ္တော-သည်၊ ဘိက္ခု-တို့ကို၊ အာမန္တေသိ-သိစေပြီ၊ ကိ-သို့၊ အာမန္တေသိ-နည်း၊
 အာဝုသော-ငါ့ရှင်တို့၊ နာဠပုတ္တော-သော၊ နိဂဏ္ဍော-သည်၊ ပါဝါယံ-၌၊
 အဓုနာ-၌၊ ကာလကံတော-ခံပြီ၊ နာဠပုတ္တယ-သော၊ တယ နိဂဏ္ဍယ-၏၊
 ကာလံ ကိရိယာယ-ကြောင့်၊ နိဂဏ္ဍာ-တို့သည်၊ ဘိန္နာ-ကုန်သည်၊ ဒွေ ဓိက-
 ဇာတာ-ကုန်သည်၊ ဘိက္ခုနဇာတာ-ကုန်သည်၊ ကလဟဇာတာ-ကုန်သည်၊
 ဝိဝါဒါပန္နာ-ကုန်သည်၊ ဟုတွာ-ကုန်၍၊ အညမည်-ချင်း၊ မုခသတ္တိဟိ-တို့ဖြင့်၊
 ဝိတုဒန္တာ-ကုန်လျက်၊ ဝိဟရန္တိ-ကုန်၏။ ။ပ။ ဒုရက္ခာတေ-သော၊ ဒုပ္ပဝေဒိတေ-
 သော၊ အနိယျာနိကေ-သော၊ အနုပသမသံဝတ္တနိကေ-သော၊ အသမ္မာသမ္မုဒ္ဓပ္ပ-
 ဝေဒိတေ-သော၊ ဘိန္နာထူပေ-သော၊ အပ္ပဋိသရဏေ-သော၊ မ္ဗေဝိနယေ-၌၊
 သာဝကေဟိ-တို့သည်၊ နိဗ္ဗိန္ဒဝိရတ္တပ္ပဋိဝါနရူပေဟိ-ကုန်သည်၊ ဘဝိတဗ္ဗံ ယထာ-
 ရာသကဲ့သို့၊ တထာ-တူ၊ နာဠပုတ္တယ-သော၊ နိဂဏ္ဍယ-၏၊ သာဝကာ-ကုန်
 သော၊ ဩဇါတဝသနာ-ကုန်သော၊ ယေပိဝိဟိ-တို့သည်လည်း၊ သန္တိ-ကုန်၏၊
 တေပိဝိဟိ-တို့သည်လည်း၊ နာဠပုတ္တိယေသု-ကုန်သော၊ နိဂဏ္ဍောသု-တို့၌၊ နိဗ္ဗိန္ဒ
 ရူပါ-ကုန်သည်၊ ဝိရတ္တရူပါ-ကုန်သည်၊ ပဋိဝါနရူပါ-ကုန်သည်၊ ဇာတာ-ကုန်
 ပြီ၊ အာဝုသော-တို့၊ ဒုရက္ခာတေ-သော၊ ဒုပ္ပဝေဒိတေ-သော၊ အနိယျာနိကေ-
 သော၊ အနုပသမသံဝတ္တနိကေ-သော၊ အသမ္မာသမ္မုဒ္ဓပ္ပဝေဒိတေ-သော၊ မ္ဗေ-
 ဝိနယေ-၌၊ တေဝိဟရဏံ-ဤသို့ နှုတ်လှံထိုးစွာ ငြင်းခုံကြလျက် နေရခြင်းသည်၊
 ဝေဠု-ဤသို့သာလျှင်၊ ဟောတိ-ဖြစ်တတ်ပေ၏၊ အာဝုသော-ငါ့ရှင်တို့၊ ယတ္ထ
 ယသ္မိံ ဓမ္မေ-အကြင်တရား၌၊ ယထာ-အကြင်သို့သော အခြင်းအရာအားဖြင့်၊
 သင်္ဂါယမာနာနံ-တပေါင်းတည်း ရှုတ်ဆိုကြကုန်သော၊ အဝိဝဒမာနာနံ-မငြင်း
 ခုံကြကုန်သော၊ တုမ္မာကံ-တို့၏၊ ဣဒံ ဗြဟ္မစရိယံ-ဤ သိက္ခာတို့၏ သုံးပါးတို့၏
 အပေါင်းဖြင့် သင်္ဂြိုဟ်ရေတွက်အပ်သော မြတ်သောအကျင့်သည်၊ ဓါ-ဤသိက္ခာ
 တို့၏ သုံးပါးတို့၏ အပေါင်းဖြင့် သင်္ဂြိုဟ် ရေတွက်အပ်သော မြတ်သောအကျင့်
 ဖြစ်၍ဖြစ်သော သာသနာတော်သည်၊ အဒ္ဓနိယံ-ရှည်သောအခွန်သို့ ရောက်နိုင်
 သည်၊ ဝါ-အရှည်ခံနိုင်သည်၊ စိရဋ္ဌိတိကံ-ကြာမြင့်စွာသော တည်ခြင်းရှိသည်၊
 ဝါ-ကြာမြင့်စွာသော ကာလပတ်လုံး တည်ခြင်းရှိသည်၊ ဝါ-ကြာမြင့်စွာ တည်
 ခြင်းသည်၊ အထ-ဖြစ်ရာ၏၊ တထာ-ထိုသာသနာတော်၏ ကြာရှည် လေးမြင့်
 စွာ တည်နိုင်လောက်အောင်သော အခြင်းအရာ အားဖြင့်၊ * သဗ္ဗေ ဟေဝ-

* မှတ်ချက်။ ။ဤ သံဂီတိသုတ်၌ ကေကမုစ၍ ဒသကတိုင်အောင် ‘တတ္ထ သဗ္ဗေဟေဝ သင်္ဂါယိတဗ္ဗိ’ ဟု နိယမ-တတ္ထသဒ္ဓါနှင့် မှတ်၍ တစ်ညီတည်း ရှိကြ၏။ နေရင်းမူ နိဿယ နှစ်လည်း တတ္ထ-တသ္မိံဓမ္မေ-ဟု တတ္ထသဒ္ဓါကိုပင် ယူ၍ ယောဇနာ၏ အလုံးစုံသော ပုစ္ဆာ၊ ဝိဿဇနာ၊ ဝါကျများကို ထောက်ချင့်ခဲ့သော် ‘ယတ္ထ သဗ္ဗေဟေဝ သင်္ဂါယိ

တစ်ယောက်မကြွင်း၊ ပေင်းဥသံ အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ တုမေဟိ-
 တို့သည်၊ သင်္ဂီယိတဗ္ဗိ-တပေါင်းတည်း၊ ရွတ်ဆိုရာ၏၊ နဝိဝဒိတဗ္ဗိ- မငြင်းခုံရာ၊
 တံ သင်္ဂီယနံ-ထို တပေါင်းတည်း၊ ရွတ်ဆိုခြင်းသည် လည်းကောင်း၊ တံ အဝိ-
 ဝဒနံ-ထို မငြင်းခုံခြင်းသည် လည်းကောင်း၊ (တစ်နည်း) တံ ဗြဟ္မစရိယံ-
 ထို ကြာရှည် လေးမြင့်စွာတည်သော သာသနာတော်သည်၊ ဗဟုဇန ဟိတာယ-
 များစွာသော လူအပေါင်း၏ အစီးအပွားကို ပြုခြင်းငှာလည်းကောင်း၊ ဗဟုဇန
 သုခါယ-များစွာသော လူအပေါင်း၏ ချမ်းသာကို ပြုခြင်းငှာ လည်းကောင်း၊
 လောကနန္ဒကမ္မာယ - သတ္တလောကကို သနား စောင့်ရှောက် ချီးမြှောက်
 ထောက်ပံ့ခြင်းငှာ လည်းကောင်း၊ ဒေဝမနုဿာနံ-နတ်လူတို့၏၊ အတ္ထာယ-ပရ
 မတ္တ နိဗ္ဗာန်အကျိုးငှာ လည်းကောင်း၊ ဟိတာယ-ဖိုလ်အကျိုးငှာ ဖြစ်တတ်သော
 မဂ်အကျိုးငှာ လည်းကောင်း၊ သုခါယ-ဖလသမာပတ် ချမ်းသာအကျိုးငှာ
 လည်းကောင်း၊ အဿ-ရာ၏၊ အမှောက်-ငါတို့၏၊ ဘဂဝတာ-သည်၊ သုပ္ပ-
 ဝေဒိတော-သော၊ နိယျာနိကော-သော၊ ဥပသမသံဝတ္တနိကော-သော၊ သမ္မာ
 သမ္ဗုဒ္ဓပ္ပဝေဒိတော-သော၊ အယံဓမ္မော-ဤတရားကို၊ သွာက္ခာတော-ကောင်း
 စွာ ဟောတော်မူအပ်ပါပြီ။

အာပုသော-တို့၊ အယံဓမ္မော-ဤတရားကို၊ ယတ္ထ ယသ္မိံ ဓမ္မေ-၌၊ ယထာ-
 အားဖြင့်၊ သင်္ဂီယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမ္မာကံ-
 တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဗ္ဗုနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊
 တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမေဟိ-တို့သည်၊ သင်္ဂီယိတဗ္ဗိ-
 ရာ၏၊ နဝိဝဒိတဗ္ဗိ-ရာ၊ တံ သင်္ဂီယနံ-သည်လည်းကောင်း၊ တံ အဝိဝဒနံ-သည်
 လည်းကောင်း၊ (တစ်နည်း) တံ ဗြဟ္မစရိယံ-သည်၊ ဗဟုဇနဟိတာယ-ငှာ
 လည်းကောင်း၊ ဗဟုဇနသုခါယ-ငှာလည်းကောင်း၊ လောကနန္ဒကမ္မာယ-ငှာ
 လည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထာယ-ငှာလည်းကောင်း၊ ဟိတာယ-
 ငှာလည်းကောင်း၊ သုခါယ-ငှာလည်းကောင်း၊ အဿ-ရာ၏၊ အမှောက်-တို့၏၊
 ဘဂဝတာ- သည်၊ သွာက္ခာတော-အပ်သော၊ သုပ္ပဝေဒိတော- အပ်သော၊
 နိယျာနိကော-သော၊ ဥပသမသံဝတ္တနိကော-သော၊ သမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတော-
 အပ်သော၊ သော ဓမ္မော-ထိုတရားသည်၊ ကတမောစ-အဘယ်နည်း။

ကောက

၃၀၃။ အာပုသော-တို့၊ ယတ္ထ ယသ္မိံ ဓမ္မေ-၌၊ ယထာ-အားဖြင့်၊ သင်္ဂီယ
 မာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမ္မာကံ-တို့၏၊ ဣဒံဗြဟ္မစရိယံ-

တ'' ဟု အနိယမ-ယတ္ထ-သဒ္ဓါနှင့် ရှိမှ သင့်လျော်မည်။ ထို့အတူ ဤအဋ္ဌကထာပါဠိ
 များ၌လည်း ယတ္ထာတိ ယသ္မိံ ဓမ္မေ-ဟု အနိယမ ယတ္ထသဒ္ဓါ၊ ယသ္မိံသဒ္ဓါနှင့် ရှိမှသာ
 သင့်လျော်မည်။

သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာဇ်၊ တထာ-အားဖြင့်၊ သဗ္ဗေ
ဟေဝ-ကုန်သော၊ တုဗ္ဗေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗိ-ရာဇ်၊ အဝိဝဒိတဗ္ဗိ-ရာ၊ တံ
သင်္ဂါယနံ-သည်လည်းကောင်း၊ တံ အဝိဝဒနံ-သည် လည်းကောင်း၊ (တစ်နည်း) တံ
ဗြဟ္မစရိယံ-သည်၊ ဗဟုဇနဟိသာယ-ဌာလည်းကောင်း၊ ဗဟုဇနသုခါယ-
ဌာလည်းကောင်း၊ လောကနန္ဒာဗ္ဗာယ-ဌာလည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊
အတ္ထာယ-ဌာလည်းကောင်း၊ ဟိတာယ-ဌာလည်းကောင်း၊ သုခါယ-ဌာလည်း
ကောင်း၊ အဿ-ရာဇ်၊ ဇာနတာ-ဘဝသယာနုသယညှဏ်ဖြင့် ထိုထိုသို့သော
သတ္တဝါတို့၏ အာသယာနုသယကို သိအောင်တတ်သော၊ ပဿတာ-သဗ္ဗညုတ
ညှဏ်တော်ဖြင့် တစ်ခုမကြွင်း ခပ်းညှဏ် အလုံးစုံသော ဧညယျဇါးတန် တရား
မွန်ကို ကော်မြင်တော်မူသော၊ အရဟတာ-ကိုလေသာမြို့မှူး ညှစ်အကြွေး
မှ ကင်းဝေးစင်ကြယ်တော်မူပြီးသော၊ သမ္မာသမ္ဗုဒ္ဓေန-မဖောက်မပြန် ကိုယ်
တော်တိုင်သာ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူ
ပြီးသော၊ တေန ဘဂဝတာ-သည်၊ သမ္မာ-ကောင်းစွာ၊ အက္ခာတော-ဟော
တော်မူအပ်သော၊ ဧကော-တစ်ပါးသော၊ ဧသ ဓမ္မော-ထိုတရားသည်၊ အတ္ထိ
ခေါ-ရှိသည်သာ၊ ဧကော-သော၊ ဓမ္မော-တရားသည်၊ ကတမော-အတယ်နည်း၊
သဗ္ဗေ-တစ်ယောက်မကြွင်း ခပ်းညှဏ် အလုံးစုံကုန်သော၊ သတ္တာ-သတ္တဝါတို့
သည်၊ အာဟာရဋ္ဌိတိကာ-မိမိအကျိုးကို ဆောင်တတ်သောအကြောင်းကြောင့်
တည်ခြင်းရှိကုန်သည်၊ ဝါ-မိမိအကျိုးကိုဆောင်တတ်သောအကြောင်းဟူသော
တည်ကြောင်းရှိကုန်သည်၊ ဝါ-တည်ကြောင်းဖြစ်သော မိမိအကျိုးကို ဆောင်
တတ်သော အကြောင်းရှိကုန်သည်၊ ဟောန္တိ-ဖြစ်ကြကုန်၏၊ သဗ္ဗေ-ကုန်သော၊
သတ္တာ-တို့သည်၊ သင်္ဂါရဋ္ဌိတိကာ-မိမိအကျိုးကို ပြုစီရင်တတ်သော အကြောင်း
ကြောင့် တည်ခြင်းရှိကုန်သည်၊ ဝါ-မိမိအကျိုးကို ပြုစီရင်တတ်သောအကြောင်း
ဟူ၍ တည်ကြောင်းရှိကုန်သည်၊ ဝါ-တည်ကြောင်းဖြစ်သော မိမိအကျိုးကို
ပြုစီရင်တတ်သောအကြောင်းရှိကုန်သည်၊ ဟောန္တိ-ကုန်၏၊ အာဝုသော-တို့၊
ကေသ္မိ-တစ်ပါးသော၊ ယတ္ထ ယသ္မိ ဓမ္မေ-၌၊ ယထာ-အားဖြင့်၊ သင်္ဂါယ
မာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုဗ္ဗာကံ-တို့၏၊ ဣဒံဗြဟ္မစရိယံ-
သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာဇ်၊ တထာ-အားဖြင့်၊
သဗ္ဗေဟေဝ-ကုန်သော၊ တုဗ္ဗေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗိ-ရာဇ်၊ အဝိဝဒိတဗ္ဗိ-ရာ၊
တံ သင်္ဂါယနံ - သည်လည်းကောင်း၊ တံ အဝိဝဒနံ - သည်လည်းကောင်း၊
(တစ်နည်း) တံ ဗြဟ္မစရိယံ-သည်၊ ဗဟုဇနဟိသာယ-ဌာလည်းကောင်း၊ ဗဟု
ဇနသုခါယ-ဌာလည်းကောင်း၊ လောကနန္ဒာဗ္ဗာယ-ဌာလည်းကောင်း၊ ဒေဝ
မနုဿာနံ-တို့၏၊ အတ္ထာယ-ဌာလည်းကောင်း၊ ဟိတာယ-ဌာလည်းကောင်း၊
သုခါယ-ဌာလည်းကောင်း၊ အဿ-ရာဇ်၊ ဇာနတာ-သော၊ ပဿတာ-သော၊
အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနဘဂဝတာ-သည်၊ သမ္မာ-စွာ၊

အက္ခရာတော-အပ်သော၊ ကော-သော၊ သော ဓံမ္မော-သည်၊ အယ်ခေါ-ဤ သဗ္ဗသတ္တအာဟာရဋ္ဌိတိကတာ၊ သဗ္ဗသတ္တသင်္ခါရဋ္ဌိတိကတာ ပင်တည်း။

ဒုက

၃၀၄။ အာရုသော-တို့၊ ဒွိသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊ ယထာ-အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမ္ဘာကံ-တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမ္မေဟိ-တို့သည်၊ သင်္ဂါယိ-ကဗ္ဗိ-ရာ၏၊ နဝိဝဒိတဗ္ဗိ-ရာ၊ တံ သင်္ဂါယနံ-သည်လည်းကောင်း၊ တံ အဝိဝဒနံ-သည်လည်းကောင်း၊ (တစ်နည်း) တံ ဗြဟ္မစရိယံ-သည်၊ ဗဟုဇနဟိတာယ-ငှာလည်းကောင်း၊ ဗဟုဇနသုခါယ-ငှာလည်းကောင်း၊ လောကဒန္တကမ္မာယ-ငှာလည်းကောင်း၊ ဧဝမနုဿာနံ-တို့၏၊ အတ္ထာယ-ငှာလည်းကောင်း၊ ဟိတာယ-ငှာလည်းကောင်း၊ သုခါယ-ငှာလည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေန ဘဂဝတာ-သည်၊ သမ္မာ-စာ၊ အက္ခတာ-ကုန်သော၊ ဒွေ-နှစ်ပါးကုန်သော၊ တေ ဓမ္မာ-တို့သည်၊ အတ္ထိခေါ- ရှိကုန်သည်သာ၊ ဒွေ-ကုန်သော၊ တေဓမ္မာ-တို့သည်၊ ကတမေ-တို့နည်း။

နာမဉ္စ-နာမ်သည်လည်းကောင်း၊ ဝါ-မိမိအမည်ကို မိမိမုည့်တတ်သောတရား အပေါင်းသည်လည်းကောင်း၊ ဝါ-အာရုံသို့ညွတ်တတ်သော တရားအပေါင်း သည်လည်းကောင်း၊ ဝါ-မိမိသို့ အာရုံမူလကတရားတို့ကို ညွတ်စေတတ်သော တရားအပေါင်းသည်လည်းကောင်း၊ ရူပဉ္စ-ရုပ်သည်လည်းကောင်း၊ ဝါ-သီတ၊ ဉာဏတို့ကြောင့် ဖောက်ပြန်သောသဘောတရားသည်လည်းကောင်း၊ ဝါ-သီတ၊ ဉာဏတို့သည် ဖောက်ပြန်စေအပ်သော တရားသည် လည်းကောင်း၊ အတ္ထိ- ရှိ၏။ (၁)

အဝိဇ္ဇာစ- အဝိဇ္ဇာသည်လည်းကောင်း၊ ဝါ-လေးပါးသောသစ္စာကို မသိတတ် သော မောဟသည်လည်းကောင်း၊ ဝါ-လေးပါးသောသစ္စာကို သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည်လည်းကောင်း၊ ဘဝတဏှာစ-ဘဝ တဏှာသည်လည်းကောင်း၊ ဝါ-ဘဝကိုတောင့်တတတ်သော တဏှာသည်လည်း ကောင်း၊ အတ္ထိ-၏။ (၂)။

ဘဝဒိဋ္ဌိစ-ဘဝဒိဋ္ဌိသည်လည်းကောင်း၊ ဝါ-မြဲ၏ဟူ၍ဖြစ်သော သဿတ အယူ၏ အစွမ်းအားဖြင့်ဖြစ်သော မိစ္ဆာအယူသည်လည်းကောင်း၊ ဝါ-ဘဝဒိဋ္ဌိစ- ဝိဘဝဒိဋ္ဌိသည်လည်းကောင်း၊ ဝါ-ပြတ်၏ဟူ၍ဖြစ်သော ဉစ္စေဒအယူ၏ အစွမ်း အားဖြင့်ဖြစ်သော မိစ္ဆာအယူသည်လည်းကောင်း၊ အတ္ထိ-၏။ (၃)။

အဟိရိကံစ-ဒုစရိက်တို့မှ မရှက်တတ်သည်၏အဖြစ်ဟူသော သဘောတရားသည် လည်းကောင်း၊ အနောတ္တပ္ပဉ္စ-ဒုစရိက်တရားတို့မှ မလန့်မကြောက်တတ်သည်၏အဖြစ်ဟူသော သဘောတရားသည်လည်းကောင်း၊ အတ္ထိ-၏။(၄)၊

ဟိရိစ-ဒုစရိက်တရားတို့မှ ရှက်တတ်သော တရားသည် လည်းကောင်း၊ ဩတ္တပ္ပဉ္စ-ဒုစရိက်တရားတို့မှ လန့်ကြောက်တတ်သည်၏ အဖြစ်ဟူသော တရားသည် လည်းကောင်း၊ အတ္ထိ-၏။(၅)၊

ဒေါဝစဿတာစ-ဆင်းရဲသောစကားရှိသော ပုဂ္ဂိုလ်၏ အမှု၏ အဖြစ်သည် လည်းကောင်း၊ ဝါ-ဆင်းရဲသဖြင့် ဆိုဆုံးမအပ်သော စကားရှိသော ပုဂ္ဂိုလ်၏ အမှု၏ အဖြစ်သည် လည်းကောင်း၊ ဝါ-ဆိုနိုင်ခက်သော ပုဂ္ဂိုလ်၏ အမှု၏ အဖြစ်သည် လည်းကောင်း၊ ပါပမိတ္တတာစ-ယုတ်မာသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်၏အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။(၆)၊

သောဝစဿဘာစ-ချမ်းသာသော စကားရှိသော ပုဂ္ဂိုလ်၏ အမှု၏အဖြစ်သည် လည်းကောင်း၊ ဝါ-ချမ်းသာစွာ ဆိုဆုံးမအပ်သော စကားရှိသော ပုဂ္ဂိုလ်၏ အမှု၏အဖြစ်သည် လည်းကောင်း၊ ဝါ-ဆိုဆုံးမခြင်းငှာလွယ်ကူသော စကားရှိသော ပုဂ္ဂိုလ်၏ အမှု၏အဖြစ်သည် လည်းကောင်း၊ ကလျာဏမိတ္တတာစ-ကောင်းသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။(၇)၊

အာပတ္တိကုသလတာစ-ငါးပါးသော အာပတ်, ခုနစ်ပါးသော အာပတ်၌ လိမ္မာသောပုဂ္ဂိုလ်၏အဖြစ်သည် လည်းကောင်း၊ အာပတ္တိဝုဋ္ဌာနကုသလတာစ-ငါးပါးသောအာပတ်, ခုနစ်ပါးသောအာပတ်မှ ထခြင်း၌လိမ္မာသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။(၈)၊

သမာပတ္တိကုသလတာစ - သမာပတ်၌ လိမ္မာသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ သမာပတ္တိဝုဋ္ဌာနကုသလတာစ-သမာပတ်မှထခြင်း၌လိမ္မာသော ပုဂ္ဂိုလ်၏အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။(၉)၊

☞ ဓာတုကုသလတာစ-တစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့၌ လိမ္မာသောပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ မနသိကာရကုသလတာစ-နှလုံးသွင်းခြင်း၌ လိမ္မာသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။(၁၀)၊

အာယတနကုသလတာစ-တစ်ဆယ့်နှစ်ပါးသော အာယတနတို့၌ လိမ္မာသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒကုသလတာစ-ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာသောပုဂ္ဂိုလ်၏အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။(၁၁)၊

ဌာနကုသလတာစ-အကြောင်းတရား၌ လိမ္မာသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အဋ္ဌာနကုသလတာစ-အကြောင်းမဟုတ်သော တရား၌ လိမ္မာသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၁၂)။

အဇ္ဇဝဉ္ဇ-ဖြောင့်မတ်သော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ လဇ္ဇဝဉ္ဇ-ရှက်ခြင်းရှိသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ ဝါ-ရှက်တတ်သော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၁၃)။

ခန္တီစ-သည်းခံခြင်းသည်လည်းကောင်း၊ သောရစူဠ-တင့်တယ်သောကာယကံ ဝစီကံ၌ မွေ့လျော်တတ်သော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ ဝါ-သုစရိုက်တရားကို၌ ကောင်းစွာမွေ့လျော်တတ်သော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ ဝါ-ဒုစရိုက်တရားတို့မှ ကောင်းစွာ ရှောင်ကြဉ်တတ်သော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၁၄)။

သာခလျဉ္ဇ-နူးညံ့သိမ်မွေ့ ပြေပြစ်သော စကားရှိသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ ပဋိသန္တာရောစ-နှစ်ဦးသော ပုဂ္ဂိုလ်တို့၏ အပေါက်အကြားကို အာမိသဓမ္မဖြင့် ဖုံးဖိပိတ်ဆို့ စေ့စပ်ခြင်းသည်လည်းကောင်း၊ အတ္ထိ-၏။ (၁၅)။

အဝိဟိံ သာစ-မညဉ်းဆဲ မနှိပ်စက်ခြင်းသည်လည်းကောင်း၊ ဝါ-မညဉ်းဆဲ မနှိပ်စက်ကြောင်းဖြစ်သောကရုဏာ၊ ကရုဏာ၏ရှေ့အဖို့ဖြစ်သော ဥပစာရဈာန်သည် လည်းကောင်း၊ သောစေယျဉ္ဇ-မေတ္တာ၊ မေတ္တာ၏ရှေ့အဖို့ဖြစ်သော ဥပစာရဈာန်၏အစွမ်းအားဖြင့်သန့်ရှင်းစင်ကြယ်သည်၏အဖြစ်သည်လည်းကောင်း၊ ဝါ-သန့်ရှင်းစင်ကြယ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်သောမေတ္တာ၊ မေတ္တာ၏ရှေ့အဖို့ဖြစ်သော ဥပစာရဈာန်သည် လည်းကောင်း၊ အတ္ထိ-၏။ (၁၆)။

ဗုဒ္ဓဿစူဠ-ပျောက်ပျက်သော သတိရှိသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အသမ္ပဉ္ဇညဉ္ဇ-ကောင်းစွာအပြားအားဖြင့် သိတတ်သော ဉာဏ်ပညာ မရှိသော ပုဂ္ဂိုလ်၏ အဖြစ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၁၇)။

သတိစ-အောက်မေ့တတ်သော သတိသည် လည်းကောင်း၊ အမ္ပဉ္ဇညဉ္ဇ-ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်သော ဉာဏ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၁၈)။

ဣန္ဒြိယေသု-ခြောက်ပါးသော ဣန္ဒြေတို့၌၊ အဂုတ္တဒါရုတာစ-လုံခြုံစေအပ်သော တံခါးမရှိသောပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်သော အကုသိုလ်စိတ္တုပ္ပာဒ်သည် လည်းကောင်း၊ ဘောဇနေ-ဘောဇဉ်၌၊ အမတ္တညတာစ-အတိုင်းအရှည်ကို မသိတတ်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်သော အကုသိုလ်စိတ္တုပ္ပာဒ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၁၉)။

ဣန္ဒြိယေသု-တို့၌၊ ဂုတ္တဒ္ဓါရတာစ- လုံခြုံစေအပ်သော တံခါးရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်သောသတိသည် လည်းကောင်း၊ ဘောဇနေ-၌၊ မတ္တညူတာစ-အတိုင်းအရှည်ကို သိဘတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်သော ပစ္စဝေက္ခဏာဉာဏ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၂၀)။

ပဋိသင်္ခါနု ဗလံ စ-စုံစမ်းဆစ်ခြင်တတ်သော ဉာဏ်စွမ်းသတ္တိသည် လည်းကောင်း၊ သာဝနာဗလဉ္စ- ပွားစေအပ်သော ခုနစ်ပါးဓသာ ဗောဇ္ဈင် အစွမ်းသတ္တိသည် လည်းကောင်း။ (၂၁)။

သတိဗလဉ္စ-သတိဗလသည် လည်းကောင်း၊ ဝါ-သတိသာလျှင် ဖြစ်သော ဗိုလ်မှူးသည် သည်းကောင်း၊ သမာဓိဗလဉ္စ-သမာဓိဗလသည် လည်းကောင်း၊ ဝါ-သမာဓိသာလျှင်ဖြစ်သော ဗိုလ်မှူးသည် လည်းကောင်း၊ အတ္ထိ-၏။ (၂၂)။

သမထော စ-သမထသည် လည်းကောင်း၊ ဝါ-ဆန့်ကျင်ဘက် တရားတို့ကို ငြိမ်းအေးစေတတ်သော သမာဓိသည် လည်းကောင်း၊ ဝိပဿနာ စ-ဝိပဿနာသည် လည်းကောင်း၊ ဝါ-ရုပ်, နာမ်, သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟု အထူးထူးအပြားပြား ရှုတတ်သော ပညာသည် လည်းကောင်း၊ အတ္ထိ-ရှိ၏။ (၂၃)။

သမထနိမိတ္တဉ္စ-သမထနိမိတ္တသည် လည်းကောင်း၊ ဝါ-နောက်နောက်သော သမထ၏ အကြောင်းဖြစ်သော ရှေးရှေးသော သမထသည် လည်းကောင်း၊ ပဂ္ဂဟ နိမိတ္တဉ္စ - ပဂ္ဂဟ နိမိတ်သည် လည်းကောင်း၊ ဝါ- နောက်နောက်သော ချီးမြှောက် ထောက်ပံ့တတ်သော ဝိရိယ၏ အကြောင်းဖြစ်သော ရှေးရှေးသော ချီးမြှောက်ထောက်ပံ့တတ်သော ဝိရိယသည် လည်းကောင်း၊ အတ္ထိ-၏။ (၂၄)။

ပဂ္ဂဟော စ- ချီးမြှောက်ထောက်ပံ့တတ်သော ဝိရိယသည် လည်းကောင်း၊ အဝိက္ခေပေါစ-ပျံလွင့်တတ်သော ဥဒ္ဓစ္စ၏ဆန့်ကျင်ဘက်ဖြစ်သော သမာဓိသည် လည်းကောင်း၊ အတ္ထိ-၏။ (၂၅)။

သီလဝိပတ္တိ စ-သီလ၏ ပျက်စီးခြင်းသည် လည်းကောင်း၊ ဝါ-ပျက်စီးသော သီလသည် လည်းကောင်း၊ ဒိဋ္ဌိဝိပတ္တိ စ-အယူ၏ ပျက်စီးခြင်းသည် လည်းကောင်း၊ ဝါ-ပျက်စီးသော အယူသည် လည်းကောင်း၊ အတ္ထိ-၏။ (၂၆)။

သီလသမ္ပဒါ စ-သီလ၏ ပြည့်စုံခြင်းသည် လည်းကောင်း၊ ဝါ-ပြည့်စုံသော သီလသည် လည်းကောင်း၊ ဒိဋ္ဌိသမ္ပဒါစ-အယူ၏ပြည့်စုံခြင်းသည် လည်းကောင်း၊ ဝါ-ပြည့်စုံသော အယူသည် လည်းကောင်း၊ အတ္ထိ-၏။ (၂၇)။

သီလဝိသုဒ္ဓိ စ-သီလ၏ စင်ကြယ်ခြင်းသည် လည်းကောင်း၊ ဝါ-စင်ကြယ်
 သော သီလသည် လည်းကောင်း၊ ဝါ-စင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေ
 နိုင်သော သီလသည် လည်းကောင်း၊ ဒိဋ္ဌိဝိသုဒ္ဓိ စ-အယူ၏ စင်ကြယ်ခြင်းသည်
 လည်းကောင်း၊ ဝါ-စင်ကြယ်သော အယူသည် လည်းကောင်း၊ ဝါ-စင်ကြယ်
 သောနိဗ္ဗာန်သို့ ရောက်စေနိုင်သော သိမြင်တတ်သော ဉာဏ်သည် လည်းကောင်း၊
 အတ္ထိ-၏။ (၂၀)။

ဒိဋ္ဌိဝိသုဒ္ဓိ စ-အယူ၏ စင်ကြယ်ခြင်းသည် လည်းကောင်း၊ ဝါ-စင်ကြယ်
 သော အယူသည် လည်းကောင်း၊ ဝါ-ကိလေသာတို့မှ စင်ကြယ်သော နိဗ္ဗာန်
 သို့ရောက်စေနိုင်သော သိမြင်တတ်သော ဉာဏ်သည် လည်းကောင်း၊ ဝါ-ကိလေ
 သာတို့မှစင်ကြယ်သော နိဗ္ဗာန်သို့ရောက်စေနိုင်သော သိမြင်တတ်သော လေးပါး
 သော မဂ်ဉာဏ်သည် လည်းကောင်း၊ ယထာ ဒိဋ္ဌိဿ-လျော်သော ဒိဋ္ဌိရှိသော၊
 ဝါ-ဖြစ်စေအပ်ပြီးသော အပြားရှိသော ဒိဋ္ဌိရှိသော၊ ပုဂ္ဂလဿ-၏၊ ပဓာနံ စ-
 အားထုတ်ကြောင်းဖြစ်သော ဝီရိယသည် လည်းကောင်း၊ အတ္ထိ-၏။ (၂၅)။

သံဝေဇနိယေသု - ထိတ်လန့်ခြင်း၏ တည်ရာ အကြောင်း ဖြစ်ကုန်သော၊
 ဌာနေသု-ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏအရာတို့၌၊ သံဝေဂေါ စ-ထိတ်လန့်ကြောင်း
 ဖြစ်သော သဟောတ္တပုဉ္ဇာဏ်သည် လည်းကောင်း၊ ဝါ-ထိတ်လန့်ကြောင်း ဖြစ်
 သော ဩတ္တပ္ပသည် လည်းကောင်း၊ သံဝိဂ္ဂဿ-ထိတ်လန့်ပြီးသော၊ ပုဂ္ဂလဿ-
 ၏၊ ယောနိသော-အလိုရှိအပ်၊ တောင့်တအပ်သော စီးပွားချမ်းသာကို ရခြင်း၏
 အကြောင်းအားဖြင့်၊ ပဓာနံ စ-အားထုတ်ခြင်းသည် လည်းကောင်း၊ အတ္ထိ-
 ရှိ၏။ (၃၀)။

ကုသလေသု-ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု-တရားတို့၌၊ အသန္တုဋ္ဌိတာ စ-
 စွမ်းနိုင်သော ရောင့်ရဲခြင်းမရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သော
 ကုသိုလ် စိတ္တုပ္ပာဒ်သည် လည်းကောင်း၊ ပဓာနသ္မိ-အားထုတ်ခြင်း၌၊ အပ္ပဂ္ဂိ-
 ဝါနိတာ စ-မဆုတ်နှစ်တတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော ကုသိုလ်
 စိတ္တုပ္ပာဒ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၃၁)။

ဝိဇ္ဇာ စ- သုံးပါးသော ဝိဇ္ဇာသည် လည်းကောင်း၊ ဝိမုတ္တိ စ-နှစ်ပါးသော
 ဝိမုတ္တိသည် လည်းကောင်း၊ ဝါ-နိဝရဏအစရှိသော ဘေးရန်တို့မှလွတ်သော
 ရှစ်ပါးသောသမာပတ်၊ အလုံးစုံသော သင်္ခတတရားတို့မှလွတ်သော နိဗ္ဗာန်သည်
 လည်းကောင်း၊ အတ္ထိ-၏။ (၃၂)။

ဓယေ-ကိလေသာတို့ကို ကုန်စေတတ်သော အရိယမဂ်၌၊ ပဝတ္တံ-ဖြစ်သော၊
 ဉာဏ်- မဂ်ဉာဏ်သည် လည်းကောင်း၊ အနုပ္ပာဒေ- ကိလေသာတို့ကို မဖြစ်စေ

တတ်သော မဂ်ဉာဏ်၏ အဆုံး၌ဖြစ်သော အရိယမိုလ်၌၊ ပဝတ္တိ-သော၊ ဉာဏ်-
မိုလ်ဉာဏ်သည် လည်းကောင်း၊ အတ္ထိ-၏။ (၃၃)။

အာဝုသော-တို့၊ ဒိသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊ ယထာ-
အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမှာကံ-
တို့၏၊ ဣဒံ ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊
တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမ္ပေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗံ-
ရာ၏၊ နဝိဝဒိတဗ္ဗံ-ရာ၊ တံသင်္ဂါယနံ-သည် လည်းကောင်း၊ တံအဝိဝဒနံ-သည်
လည်းကောင်း၊ (တစ်နည်း) တံ ဗြဟ္မစရိယံ-သည်၊ ဗဟုဇန ဟိတာယ-ငှာ
လည်းကောင်း၊ ဗဟုဇနသုခါယ-ငှာ လည်းကောင်း၊ လောကာနုကမ္မာယ-ငှာ
လည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထာယ-ငှာလည်းကောင်း၊ ဟိတာယ-
ငှာ လည်းကောင်း၊ သုခါယ-ငှာ လည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-
သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေန
ဘဂဝတာ-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-ကုန်သော၊ ဒွေ-ကုန်သော၊ တေ
ဓမ္မာ-တို့သည်၊ ဣမေ ခေါ-ဤ နှစ်ပါးနှစ်ပါးသော တရားတို့ပင်တည်း။

တိက

၃၀၅။ အာဝုသော-တို့၊ တိသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊
ယထာ-အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊
တုမှာကံ-တို့၏၊ ဣဒံ ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊
အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမ္ပေဟိ-တို့သည်၊
သင်္ဂါယိတဗ္ဗံ-ရာ၏၊ နဝိဝဒိတဗ္ဗံ-ရာ၊ တံသင်္ဂါယနံ- သည် လည်းကောင်း၊
တံ အဝိဝဒနံ-သည် လည်းကောင်း၊ (တစ်နည်း) တံ ဗြဟ္မစရိယံ-သည်၊ ဗဟု-
ဇန ဟိတာယ - ငှာ လည်းကောင်း၊ ဗဟုဇန သုခါယ - ငှာ လည်းကောင်း၊
လောကာနုကမ္မာယ-ငှာ လည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထာယ-ငှာ
လည်းကောင်း၊ ဟိတာယ-ငှာ လည်းကောင်း၊ သုခါယ-ငှာ လည်းကောင်း၊
အဿ-ရာ၏၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာ-
သမ္ဗုဒ္ဓေန-သော၊ တေန ဘဂဝတာ-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-ကုန်သော၊
တယော-ကုန်သော၊ တေ ဓမ္မာ-တို့သည်၊ အတ္ထိခေါ-ရှိကုန်သည်သာ၊ တယော-
ကုန်သော၊ တေ ဓမ္မာ-တို့သည်၊ ကတမေ-တို့နည်း။

အကုသလမူလာနိ-အကုသိုလ်မူလတို့သည်၊ ဝါ-အကုသိုလ်ဖြစ်၍ဖြစ်သော
မူလတို့သည်၊ ဝါ-အကုသိုလ်တို့၏မူလတို့သည်၊ ဝါ-အကုသိုလ်တို့၏အကြောင်း
ရင်းတို့သည်၊ လောဘော-လောဘဟုဆိုအပ်သော၊ အကုသလမူလံ-အကုသိုလ်

မူလ လည်းကောင်း၊ ဝါ- အကုသိုလ် ဖြစ်၍ဖြစ်သော မူလ လည်းကောင်း၊
ဝါ-အကုသိုလ်တို့၏ မူလ လည်းကောင်း၊ ဝါ-အကုသိုလ်တို့၏ အကြောင်းရင်း
လည်းကောင်း၊ ဒေါသော-ဒေါသဟုဆိုအပ်သော၊ အကုသလမူလ-လည်း
ကောင်း၊ မောဟော-မောဟုဆိုအပ်သော၊ အကုသလမူလ-လည်းကောင်း၊
ဣတိ-သို့၊ တိဏိ-သုံးပါးတို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။ (၁)။

ကုသလမူလာနိ - ကုသိုလ်မူလတို့သည်၊ ဝါ-ကုသိုလ် ဖြစ်၍ဖြစ်သော မူလ
တို့သည်၊ ဝါ-ကုသိုလ်တို့၏ မူလတို့သည်၊ ဝါ-ကုသိုလ်တို့၏ အကြောင်းရင်း
တို့သည်၊ အလောဘော-အလောဘဟုဆိုအပ်သော၊ ဝါ-လောဘ၏ ဆန့်ကျင်
ဘက်ဖြစ်သော တရားဟုဆိုအပ်သော၊ ကုသလမူလ-ကုသိုလ်မူလလည်းကောင်း၊
ဝါ-ကုသိုလ်ဖြစ်၍ဖြစ်သော မူလ လည်းကောင်း၊ ဝါ-ကုသိုလ်တို့၏ မူလ လည်း
ကောင်း၊ ဝါ-ကုသိုလ်တို့၏ အကြောင်းရင်း လည်းကောင်း၊ အဒေါသော-
သော၊ ကုသလမူလ-လည်းကောင်း၊ အမောဟော-သော၊ ကုသလမူလ-လည်း
ကောင်း၊ ဣတိ-သို့၊ တိဏိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂)။

ဒုစ္စရိတာနိ-ဒုစရိတ်တို့သည်၊ ဝါ-မကောင်းသဖြင့် ကျင့်အပ်သော အကျင့်
တို့သည်၊ ဝါ-မကောင်းသော အကျင့်တို့သည်၊ ဝါ-ဖောက်ပြန်သော အကျင့်
တို့သည်၊ ကာယဒုစ္စရိတံ-ကာယဒုစရိတ်လည်းကောင်း၊ ဝါ-ကာယဒွါရဖြင့်
မကောင်းသဖြင့် ကျင့်အပ်သော အကျင့် လည်းကောင်း၊ ဝါ-ကာယဒွါရမှ
ဖြစ်သော မကောင်းသော အကျင့် လည်းကောင်း၊ ဝါ-ကာယဒွါရမှဖြစ်သော
ဖောက်ပြန်သော အကျင့်လည်းကောင်း၊ ဝါ-ဝစီဒုစရိတံ-ဝစီဒုစရိတ်လည်းကောင်း၊
ဝါ-ဝစီဒွါရဖြင့် မကောင်းသဖြင့် ကျင့်အပ်သော အကျင့် လည်းကောင်း၊
ဝါ-ဝစီဒွါရမှဖြစ်သော မကောင်းသောအကျင့် လည်းကောင်း၊ ဝါ-ဝစီဒွါရမှ
ဖြစ်သော ဖောက်ပြန်သောအကျင့် လည်းကောင်း၊ မနောဒုစ္စရိတံ-မနောဒုစရိတ်
လည်းကောင်း၊ ဝါ-မနောဒွါရဖြင့် မကောင်းသဖြင့် ကျင့်အပ်သော အကျင့်
လည်းကောင်း၊ ဝါ-မနောဒွါရမှဖြစ်သော မကောင်းသော အကျင့် လည်း
ကောင်း၊ ဝါ-မနောဒွါရမှဖြစ်သော ဖောက်ပြန်သော အကျင့် လည်းကောင်း၊
ဣတိ-သို့၊ တိဏိ-သုံးပါးတို့သည်၊ ဟောန္တိ-ကုန်၏။ (၃)။

သုစရိတာနိ-သုစရိတ်တို့သည်၊ ဝါ- ကောင်းစွာ ကျင့်အပ်သော အကျင့်
တို့သည်၊ ဝါ-ကောင်းသောအကျင့်တို့သည်၊ ကာယသုစရိတံ-ကာယသုစရိတ်
လည်းကောင်း၊ ဝါ-ကာယဒွါရဖြင့် ကောင်းစွာကျင့်အပ်သော အကျင့် လည်း
ကောင်း၊ ဝါ-ကာယဒွါရမှဖြစ်သော ကောင်းသောအကျင့် လည်းကောင်း၊
ဝါ-ဝစီသုစရိတံ-ဝစီသုစရိတ်လည်းကောင်း၊ ဝါ-ဝစီဒွါရဖြင့် ကောင်းစွာကျင့်အပ်
သော အကျင့် လည်းကောင်း၊ ဝါ-ဝစီဒွါရမှဖြစ်သော ကောင်းသောအကျင့်

လည်းကောင်း၊ မနောသုစရိတ်-မနောသုစရိုက်လည်းကောင်း၊ ဝါ-မနောဒွါရ
 ဖြင့် ကောင်းစွာကျင့်အပ်သော အကျင့် လည်းကောင်း၊ ဝါ-မနောဒွါရမှ
 ဖြစ်သော ကောင်းသော အကျင့် လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-သုံးပါး
 တို့သည်၊ ဟောန္တိ-ကုန်၏။ (၄)။

အကုသလဝိတက္ကာ-အကုသိုလ်ဝိတက်တို့သည်၊ ဝါ-အကုသိုလ်ဖြစ်၍ဖြစ်သော
 ဝိတက်တို့သည်၊ ဝါ-အကုသိုလ်နှင့်ယှဉ်သော ဝိတက်တို့သည်၊ ကာမဝိတက္ကာ-
 ကာမဝိတက် လည်းကောင်း၊ ဝါ-အာရမ္မဏကရုဏာ၊ သမ္ပယောဂ၏ အစွမ်းအား
 ဖြင့် ဝတ္ထုကာမ၊ ကိလေသာကာမနှင့်ယှဉ်သော ဝိတက် လည်းကောင်း၊ ဗျာပါဒ
 ဝိတက္ကာ-ဗျာပါဒဝိတက် လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့်
 ဗျာပါဒနှင့်ယှဉ်သော ဝိတက် လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့်
 သတ္တဝါတို့၏ ဟိဘသုခကို ဖျက်ဆီးတတ်သော ဒေါသနှင့်ယှဉ်သော ဝိတက်
 လည်းကောင်း၊ ဝိဟိ သာဝိတက္ကာ-ဝိဟိ သာဝိတက်လည်းကောင်း၊ ဝါ-
 သမ္ပယုတ်၏ အစွမ်းအားဖြင့် ဝိဟိ သာနှင့်ယှဉ်သော ဝိတက် လည်းကောင်း၊
 ဝါ-သမ္ပယုတ်၏အစွမ်းအားဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်ကြောင်းဖြစ်သော
 ဒေါသနှင့်ယှဉ်သော ဝိတက် လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့်
 သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်ခြင်းဟူသော ဒေါသနှင့်ယှဉ်သော ဝိတက်
 လည်းကောင်း၊ ဣတိ-သို့၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅)။

ကုသလဝိတက္ကာ-ကုသိုလ်ဝိတက်တို့သည်၊ ဝါ-ကုသိုလ်ဖြစ်၍ဖြစ်သောဝိတက်
 တို့သည်၊ ဝါ-ကုသိုလ်နှင့်ယှဉ်သောဝိတက်တို့သည်၊ နေက္ခမ္မဝိတက္ကာ-နေက္ခမ္မ
 ဝိတက် လည်းကောင်း၊ ဝါ-လောဘမှထွက်မြောက်တတ်သော အသောဘ၊
 နိဝရုဏတို့မှ ထွက်မြောက်တတ်သော ပထမဈာန်၊ အလုံးစုံသော အကုသိုလ်တို့မှ
 ထွက်မြောက်တတ်သော အလုံးစုံသော ကုသိုလ်တရား၊ အလုံးစုံသော သင်္ခာ
 တရားတို့မှ ထွက်မြောက်တတ်သော နိဗ္ဗာန်တရားတို့နှင့် ဥပနိဿယ သမ္ပယောဂ
 အာရမ္မဏ ကရုဏာအားဖြင့် ယှဉ်သော ဝိတက် လည်းကောင်း၊ အဗျာပါဒ-
 ဝိတက္ကာ- အဗျာပါဒဝိတက် လည်းကောင်း၊ ဝါ-ဗျာပါဒ၏ ဆန့်ကျင်ဘက်
 ဖြစ်သော မေတ္တာနှင့်ယှဉ်သော ဝိတက်လည်းကောင်း၊ ဝါ-တစ်စုံတစ်ခုသော
 အကျိုးစီးပွားကို မပျက်စီးစေကြောင်းဖြစ်သော မေတ္တာနှင့်ယှဉ်သော ဝိတက်
 လည်းကောင်း၊ အဝိဟိ သာဝိတက္ကာ-အဝိဟိ သာဝိတက် လည်းကောင်း၊ ဝါ-
 မညှဉ်းဆဲ မနှိပ်စက်တတ်သော ကရုဏာနှင့် ယှဉ်သော ဝိတက်လည်းကောင်း၊
 ဝါ-သတ္တဝါတို့ကို မညှဉ်းဆဲ မနှိပ်စက်ကြောင်းဖြစ်သော ကရုဏာနှင့် ယှဉ်သော
 ဝိတက် လည်းကောင်း၊ ဝါ-သတ္တဝါတို့ကို မညှဉ်းဆဲ မနှိပ်စက်ခြင်း ဟူသော
 ကရုဏာနှင့် ယှဉ်သော ဝိတက် လည်းကောင်း၊ ဣတိ-သို့၊ တယော-တို့သည်၊
 ဟောန္တိ-ကုန်၏။ (၆)။

အကုသလသင်္ကပ္ပာ- အကုသိုလ် သင်္ကပ္ပတို့သည်။ ဝါ-အကုသိုလ် ဖြစ်၍ ဖြစ်သော သင်္ကပ္ပတို့သည်။ ဝါ- အကုသိုလ်နှင့် ယှဉ်သော သင်္ကပ္ပတို့သည်။ ကာမသင်္ကပ္ပော- ကာမသင်္ကပ္ပ လည်းကောင်း၊ ဝါ- အာရမ္မဏကရဏ၊ သမ္ပယောဂ၏ အစွမ်းအားဖြင့် ဝတ္ထုကာမ၊ ကိလေသာကာမတို့နှင့် ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဗျာပါဒသင်္ကပ္ပော- ဗျာပါဒသင်္ကပ္ပ လည်းကောင်း၊ ဝါ- သမ္ပယုတ်၏ အစွမ်းအားဖြင့် ဗျာပါဒနှင့်ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဝါ- သမ္ပယုတ်၏ အစွမ်းအားဖြင့် သတ္တဝါတို့၏ ဟိတသုခကို ဖျက်ဆီးတတ်သော ဒေါသနှင့် ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဝိဟိံသာ သင်္ကပ္ပော- ဝိဟိံသာသင်္ကပ္ပလည်းကောင်း၊ ဝါ- သမ္ပယုတ်၏ အစွမ်းအားဖြင့် ဝိဟိံသာနှင့် ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဝါ- သမ္ပယုတ်၏ အစွမ်းအားဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲ နှိပ်စက်ကြောင်းဖြစ်သော ဒေါသနှင့်ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဝါ- သမ္ပယုတ်၏ အစွမ်းအားဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်ခြင်း ဟူသော ဒေါသနှင့် ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဣတိ- သို့၊ တယော- တို့သည်၊ ဟောန္တိ- ကုန်၏။ (၇)။

ကုသလသင်္ကပ္ပာ- ကုသိုလ် သင်္ကပ္ပတို့သည်။ ဝါ- ကုသိုလ် ဖြစ်၍ ဖြစ်သော သင်္ကပ္ပတို့သည်။ ဝါ- ကုသိုလ်နှင့် ယှဉ်သော သင်္ကပ္ပ တို့သည်။ နေက္ခမ္မ- သင်္ကပ္ပော- နေက္ခမ္မသင်္ကပ္ပလည်းကောင်း၊ ဝါ- လောကမှ ထွက်မြောက်တတ်သော အလောဘ၊ နိဝရဏတို့မှ ထွက်မြောက်တတ်သော ပထမဈာန်၊ အလုံးစုံသော အကုသိုလ်တရားတို့မှ ထွက်မြောက်တတ်သော အလုံးစုံသော ကုသိုလ်တရား၊ အလုံးစုံသော သင်္ခတတရားတို့မှ ထွက်မြောက်တတ်သော နိဗ္ဗာန်တရားတို့နှင့် ဥပနိဿယ သမ္ပယောဂ အာရမ္မဏကရဏအားဖြင့် ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ အဗျာပါဒသင်္ကပ္ပော- အဗျာပါဒသင်္ကပ္ပ လည်းကောင်း၊ ဝါ- ဗျာပါဒ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာနှင့်ယှဉ်သော သင်္ကပ္ပလည်းကောင်း၊ ဝါ- တစ်စုံ တစ်ခုသော အကျိုး စီးပွားကို မပျက်စီးစေကြောင်း ဖြစ်သော မေတ္တာနှင့်ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ အဝိဟိံသာ သင်္ကပ္ပော- အဝိဟိံသာ သင်္ကပ္ပ လည်းကောင်း၊ ဝါ- မညှဉ်းဆဲ မနှိပ်စက်တတ်သော ကရုဏာနှင့် ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဝါ- သတ္တဝါတို့ကို မညှဉ်းဆဲ မနှိပ်စက်ကြောင်းဖြစ်သော ကရုဏာနှင့်ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဝါ- သတ္တဝါတို့ကို မညှဉ်းဆဲ မနှိပ်စက်ခြင်း ဟူသော ကရုဏာနှင့် ယှဉ်သော သင်္ကပ္ပ လည်းကောင်း၊ ဣတိ- သို့၊ တယော- တို့သည်၊ ဟောန္တိ- ကုန်၏။ (၈)။

☞ အကုသလသညာ- အကုသိုလ်သညာတို့သည်။ ဝါ- အကုသိုလ်ဖြစ်၍ဖြစ်သော သညာတို့သည်။ ဝါ- အကုသိုလ်နှင့် ယှဉ်သော သညာတို့သည်။ ကာမသညာ- ကာမသညာ လည်းကောင်း၊ ဝါ- အာရမ္မဏကရဏသမ္ပယောဂ၏ အစွမ်းအား

ဖြင့် ဝတ္ထုကာမ၊ ကိလေသဒကာမနှင့် ယှဉ်သောသညာ လည်းကောင်း၊ ဗျာ-
 ပါဒသညာ-ဗျာပါဒသညာ လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့်
 ဗျာပါဒနှင့် ယှဉ်သောသညာ လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့်
 သတ္တဝါတို့၏ ဟိတသုခကိုဖျက်ဆီးတတ်သော ဒေါသနှင့်ယှဉ်သောသညာ လည်း
 ကောင်း၊ ဝိဟိံသာသညာ - ဝိဟိံသာသညာ လည်းကောင်း၊ ဝါ-သမ္ပယုတ်၏
 အစွမ်းအားဖြင့် ဝိဟိံသာနှင့်ယှဉ်သောသညာ လည်းကောင်း၊ ဝါ-သမ္ပယုတ်၏
 အစွမ်းအားဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်ကြောင်းဖြစ်သော ဒေါသနှင့်
 ယှဉ်သောသညာ လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့် သတ္တဝါ
 တို့ကို ညှဉ်းဆဲနှိပ်စက်ခြင်းဟူသော ဒေါသနှင့်ယှဉ်သောသညာ လည်းကောင်း၊
 ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၉)။

ကုသလသညာ-ကုသိုလ်သညာတို့သည်၊ ဝါ-ကုသိုလ်ဖြစ်၍ဖြစ်သော သညာ
 တို့သည်၊ ဝါ-ကုသိုလ်နှင့်ယှဉ်သော သညာတို့သည်၊ နေက္ခမ္မသညာ-နေက္ခမ္မ-
 သညာ လည်းကောင်း၊ ဝါ-လောဘမှ ထွက်မြောက်တတ်သော အလောဘ၊
 နိဝရဏတို့မှ ထွက်မြောက်တတ်သော ပထမဈာန်၊ အလုံးစုံသော အကုသိုလ်
 တရားတို့မှ ထွက်မြောက်တတ်သော အလုံးစုံသောကုသိုလ်တရား၊ အလုံးစုံသော
 လင်္ခတရားတို့မှ ထွက်မြောက်တတ်သော နိဗ္ဗာန်တရားတို့နှင့် ဥပနိဿယ
 သမ္ပယောဂအာရမ္မဏကရဏအားဖြင့် ယှဉ်သောသညာ လည်းကောင်း၊ အဗျာ-
 ပါဒသညာ-အဗျာပါဒသညာ လည်းကောင်း၊ ဝါ-ဗျာပါဒ၏ ဆန့်ကျင်ဘက်
 ဖြစ်သော မေတ္တာနှင့်ယှဉ်သောသညာ လည်းကောင်း၊ ဝါ-တစ်စုံ တစ်ခုသော
 အကျိုးစီးပွားကို မပျက်စီးစေကြောင်းဖြစ်သော မေတ္တာနှင့်ယှဉ်သော သညာ
 လည်းကောင်း၊ အဝိဟိံသာသညာ- အဝိဟိံသာသညာ လည်းကောင်း၊ ဝါ-
 မညှဉ်းဆဲ မနှိပ်စက်တတ်သော ကရုဏာနှင့် ယှဉ်သောသညာ လည်းကောင်း၊
 ဝါ-မညှဉ်းဆဲ မနှိပ်စက်ကြောင်းဖြစ်သော ကရုဏာနှင့်ယှဉ်သောသညာ လည်း
 ကောင်း၊ ဝါ-မညှဉ်းဆဲ မနှိပ်စက်ခြင်း ဟူသော ကရုဏာနှင့်ယှဉ်သော သညာ
 လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၀)။

အကုသလဓာတုယော-အကုသိုလ်ဓာတ်တို့နှင့် ယှဉ်သောဓာတ်တို့သည်၊ ဝါ-
 အကုသိုလ် ဖြစ်၍ဖြစ်သော ဓာတ်တို့သည်၊ ဝါ-အကုသိုလ်နှင့် ယှဉ်သောဓာတ်
 တို့သည်၊ ဝါ-အကုသိုလ်ဖြစ်၍ မိမိသဘောကိုသာ ဆောင်တတ်သော တရား
 တို့သည်၊ ကာမဓာတု-ကာမဓာတ်လည်းကောင်း၊ ဝါ-အာရမ္မဏ ကရဏ သမ္ပ-
 ယောဂ၏ အစွမ်းအားဖြင့် ဝတ္ထုကာမ၊ ကိလေသာကာမတို့နှင့် ယှဉ်သော မိမိ
 သဘောကိုသာ ဆောင်တတ်သော မိစ္ဆာဝိတက် လည်းကောင်း၊ ဗျာပါဒဓာတု-
 ဗျာပါဒဓာတ် လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့် ဗျာပါဒနှင့်

ယှဉ်သောဝိတက် လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့် သတ္တဝါ
 တို့၏ ဟိတသုခကို ဖျက်ဆီးတတ်သော ဒေါသနှင့်ယှဉ်သော မိမိသဘောကိုသာ
 ဆောင်တတ်သော မိစ္ဆာဝိတက် လည်းကောင်း၊ ဝိဟိံ သာဓာတု-ဝိဟိံ သာဓာတ်
 လည်းကောင်း၊ ဝါ-သမ္ပယုတ်၏အစွမ်းအားဖြင့် ဝိဟိံ သာနှင့်ယှဉ်သောဓာတ်
 လည်းကောင်း၊ ဝါ-သမ္ပယုတ်၏အစွမ်းအားဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်
 ကြောင်းဖြစ်သော ဒေါသနှင့်ယှဉ်သော မိမိသဘောကိုဆောင်တတ်သော မိစ္ဆာ
 ဝိတက်လည်းကောင်း၊ ဝါ-သမ္ပယုတ်၏ အစွမ်းအားဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲ
 နှိပ်စက်ခြင်းဟူသော ဒေါသနှင့်ယှဉ်သော မိမိသဘောကိုသာဆောင်တတ်သော
 မိစ္ဆာဝိတက် လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၁၀)။

ကုသလဓာတုယော - ကုသိုလ်ဓာတ်တို့သည်၊ ဝါ-ကုသိုလ်ဖြစ်၍ဖြစ်သော
 ဓာတ်တို့သည်၊ ဝါ-ကုသိုလ်နှင့်ယှဉ်သောဓာတ်တို့သည်၊ ဝါ-ကုသိုလ်ဖြစ်၍ မိမိ
 သဘောကိုသာဆောင်တတ်သော တရားတို့သည်၊ နေက္ခမ္မဓာတု-နေက္ခမ္မဓာတ်
 လည်းကောင်း၊ ဝါ-လောဘမှထွက်မြောက်တတ်သောအလောဘ၊ နိဝရဏတို့မှ
 ထွက်မြောက်တတ်သော ပထမဈာန်၊ အလုံးစုံသော အကုသိုလ်တရားတို့မှ
 ထွက်မြောက်တတ်သော အလုံးစုံသော ကုသိုလ်တရား၊ အလုံးစုံသော သင်္ခတ
 တရားတို့မှ ထွက်မြောက်တတ်သော နိဗ္ဗာန်တို့နှင့် ဥပနိဿယ သမ္ပယောဂ
 အာရမ္မဏ ကရုဏာအားဖြင့် ယှဉ်သော မိမိသဘောကိုသာ ဆောင်တတ်သော
 သမ္မာဝိတက် လည်းကောင်း၊ အဗျာပါဒဓာတု-အဗျာပါဒဓာတ်လည်းကောင်း၊
 ဝါ-ဗျာပါဒ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာနှင့်ယှဉ်သော မိမိသဘောကိုသာ
 ဆောင်တတ်သော သမ္မာဝိတက် လည်းကောင်း၊ ဝါ-တစ်စုံတစ်ခုသော အကျိုး
 စီးပွားကို မပျက်စီးစေကြောင်းဖြစ်သော မေတ္တာနှင့်ယှဉ်သော မိမိသဘော
 ကိုသာဆောင်တတ်သော သမ္မာဝိတက် လည်းကောင်း၊ အဝိဟိံ သာဓာတု-အဝိ
 ဟိံ သာဓာတ် လည်းကောင်း၊ ဝါ-မညှဉ်းဆဲတတ်သော ကရုဏာနှင့်ယှဉ်သော
 မိမိသဘောကိုသာဆောင်တတ်သော သမ္မာဝိတက်လည်းကောင်း၊ ဝါ-မညှဉ်းဆဲ
 ကြောင်းဖြစ်သော ကရုဏာနှင့်ယှဉ်သော မိမိသဘောကိုသာဆောင်တတ်သော
 သမ္မာဝိတက် လည်းကောင်း၊ ဝါ-မညှဉ်းဆဲခြင်းဟူသော မိမိသဘောကိုသာ
 ဆောင်တတ်သော သမ္မာဝိတက် လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊
 ဟောန္တိ-ကုန်၏။ (၁၂)။

အပရာပိ-တစ်ပါးလည်းဖြစ်ကုန်သော၊ ဓာတုယော-ဓာတ်တို့သည်၊ ကာမ
 ဓာတု-ကာမဓာတ် လည်းကောင်း၊ ဝါ-ကိလေသာကာမသည် အလိုရှိအပ်သော
 မိမိသဘောကိုသာ ဆောင်တတ်သော ကာမတစ်ဆယ့်တစ်ဘုံ လည်းကောင်း၊
 ရူပဓာတု-ရူပဓာတ်လည်းကောင်း၊ ဝါ-ရုပ်၏ဖြစ်ရာဖြစ်သော မိမိသဘောကိုသာ

ဆောင်တတ်သော ရူပတစ်ဆယ့်ခြောက်ဘုံ လည်းကောင်း၊ အရူပဓာတု-အရူပဓာတ် လည်းကောင်း၊ ဝါ-နာမ်၏ဖြစ်ရာဖြစ်သော မိမိသဘောကိုသာ ဆောင်တတ်သော အရူပလေးဘုံ လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၃)။

အပရာပိ-တစ်ပါးလည်းဖြစ်ကုန်သော၊ ဓာတုယော-ဓာတ်တို့သည်၊ ရူပဓာတု-ရူပဓာတ် လည်းကောင်း၊ ဝါ-ရုပ်၏ဖြစ်ရာဖြစ်သော မိမိသဘောကိုသာ ဆောင်တတ်သော ရူပတစ်ဆယ့်ခြောက်ဘုံ လည်းကောင်း၊ အရူပဓာတု-အရူပဓာတ် လည်းကောင်း၊ ဝါ-နာမ်၏သာဖြစ်ရာဖြစ်သော မိမိသဘောကိုသာဆောင်တတ်သော အရူပလေးဘုံ လည်းကောင်း၊ နိဗ္ဗေဓဓာတု-နိဗ္ဗေဓဓာတ်လည်းကောင်း၊ ဝါ-ရုပ်, နာမ်တို့၏ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော မိမိသဘောကိုသာ ဆောင်တတ်သော နိဗ္ဗာန် လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၄)။

အပရာပိ-ကုန်သော၊ ဓာတုယော-တို့သည်၊ ဟိနဓာတု-ဟိနဓာတ် လည်းကောင်း၊ ဝါ-ယုတ်ညံ့အောက်ကျသော မိမိသဘောကိုသာဆောင်တတ်သော တစ်ဆယ့်နှစ်ပါးသော အကုသိုလ်စိတ္တပွားလည်းကောင်း၊ မဇ္ဈိမဓာတု-မဇ္ဈိမဓာတ် လည်းကောင်း၊ ဝါ-နှစ်ပါးသော ဟိနပဏိတတို့၏ အလယ်၌ဖြစ်သော မိမိသဘောကိုသာဆောင်တတ်သော တစ်ဆယ့်နှစ်ပါးသော အကုသိုလ်မုကြွင်းသော တေဘူမကတရားအပေါင်း လည်းကောင်း၊ ပဏိတဓာတု-ပဏိတဓာတ် လည်းကောင်း၊ ဝါ-မြတ်သော မိမိသဘောကိုသာ ဆောင်တတ်သော ကိုးပါးသော လောကုတ္တရာတရား လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၅)။

တဏှာ-တဏှာတို့သည်၊ ကာမတဏှာ-ကာမတဏှာ လည်းကောင်း၊ ဝါ-ငါးပါးအာရုံ ကာမဂုဏ်ကို အလိုရှိတတ်သော လောဘတည်းဟူသော တဏှာ လည်းကောင်း၊ ဝါ-တေဘူမက ဟူသော ဝတ္ထုကာမကို အလိုရှိတတ်သော လောဘတည်းဟူသော တဏှာ လည်းကောင်း၊ ဘဝတဏှာ-ဘဝတဏှာ လည်းကောင်း၊ ဝါ-မြဲ၏ဟူ၍ဖြစ်သော သဿတအယူနှင့်တကွဖြစ်သော ကာမဘဝ, ရူပဘဝ, အရူပဘဝကို တောင့်တတတ်သော တဏှာ ဈာနနိက္ခန္တိလည်းကောင်း၊ ဝိဘဝတဏှာ-ဝိဘဝတဏှာ လည်းကောင်း၊ ဝါ-မြတ်၏ဟူ၍ဖြစ်သော ဥဒ္ဓေခအယူနှင့်တကွဖြစ်သော လောဘတည်းဟူသောတဏှာ လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၆)။

အပရာပိ-ကုန်သော၊ တဏှာ-တို့သည်၊ ကာမတဏှာ-ကာမတဏှာ လည်းကောင်း၊ ဝါ-ငါးပါးအာရုံ ကာမဂုဏ်ကို အလိုရှိတတ်သော တဏှာ လည်းကောင်း၊ ဝါ-အလုံးစုံသော တေဘူမကဓမ္မဟူသော ဝတ္ထုကာမကို အလိုရှိတတ်

သော တဏှာ လည်းကောင်း၊ ရူပတဏှာ-ရူပတဏှာ လည်းကောင်း၊ ဝါ-ရူပ
ဘဝဉ္စိဖြစ်သောတဏှာလည်းကောင်း၊ အရူပတဏှာ-အရူပတဏှာလည်းကောင်း၊
ဝါ-အရူပဘဝဉ္စိဖြစ်သောတဏှာ လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊
ဟောန္တိ-ကုန်၏။ (၁၅)။

အပဏှပိ-ကုန်သော၊ တဏှာ-တို့သည်၊ ရူပတဏှာ-ရူပတဏှာလည်းကောင်း၊
ဝါ-ရူပဘဝဉ္စိဖြစ်သောတဏှာ လည်းကောင်း၊ အရူပတဏှာ-အရူပတဏှာ လည်း
ကောင်း၊ ဝါ-အရူပဘဝဉ္စိဖြစ်သောတဏှာ လည်းကောင်း၊ နိရောဓတဏှာ-
နိရောဓတဏှာ လည်းကောင်း၊ ဝါ-ကင်းပြတ်ချုပ်ငြိမ်း၏ဟူ၍ဖြစ်သော ဥစ္စေဒ
အယုန္တတကုဖြစ်သောတဏှာ လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊
ဟောန္တိ-ကုန်၏။ (၁၆)

သံယောဇနာနိ-သံယောဇနိတို့သည်၊ ဝါ-သတ္တဝါတို့ကိုကမ္မဝဋ်၊ ကိလေသဝဋ်၊
ဝိပါကဝဋ်၊ ဖွဲ့ချည်တုပ်နှောင်တတ်သောတရားတို့သည်၊ သက္ကာယဒိဋ္ဌိ-သက္ကာယ
ဒိဋ္ဌိလည်းကောင်း၊ ဝါ-ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်း၌ဖြစ်သော အယု
လည်းကောင်း၊ ဝါ-ခန္ဓာငါးပါးအပေါင်း၌ထင်ရှားရှိသော အယုလည်းကောင်း၊
ဝိစိကိစ္ဆာ-ဝိစိကိစ္ဆာ လည်းကောင်း၊ ဝါ-စုံစမ်းဆင်ခြင်သည်ရှိသော် ပင်ပန်း
ကြောင်းဖြစ်သောတရားလည်းကောင်း၊ ဝါ-ကုစားတတ်သောဣဏ်မှကင်းသော
တရားလည်းကောင်း၊ သီလဗ္ဗတပရာမာသော-သီလဗ္ဗတပရာမာသလည်းကောင်း၊
ဝါ-အလေ့အကျင့်ကို မှားမှားယွင်းယွင်း သုံးသပ်တတ်သောတရား လည်း
ကောင်း၊ ဣတိ-သို့၊ တိဏိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၉)။

အာသဝါ-အာသဝတို့သည်၊ ဝါ-ကြာမြင့်စွာ ထုံအပ် စိမ်အပ်သောအရက်
နှင့်တူသောတရားတို့သည်၊ ဝါ-ဘုံအားဖြင့် ဘဝင်၊ ဓမ္မအားဖြင့် ဂေါတြတူ
တိုင်အောင် ဖြစ်တတ်သောတရားတို့သည်၊ ဝါ-ပေါက်သောအိုးမှ ရေယိုသကဲ့သို့
သတိတည်းဟူသော တံခါးရွက်ဖြင့် မပိတ်ဆို့ အပ်သော ဒွါရခြောက်ပေါက်မှ
အဟုန်ဒီးဒီး ယိုစီးကျတတ်သော တရားတို့သည်၊ ဝါ-ရည်လျားသော သံသရာ
ဝဋ်ဒုက္ခကို၊ တိုးပွားစေတတ်သော တရားတို့သည်၊ ကာမာသဝေါ-ကာမာသဝ
လည်းကောင်း၊ ဝါ-ဝတ္ထုကာမကို အလိုရှိတတ်သော တဏှာတည်းဟူသော
အာသဝ လည်းကောင်း၊ ဘဝါသဝေါ-ဘဝါသဝလည်းကောင်း၊ ဝါ-မြဲ၏
ဟူ၍ဖြစ်သော သဿတအယုနှင့်တကွဖြစ်သောရာဂ၊ ဘဝပတ္တနာရာဂဟု ဆိုအပ်
သော အာသဝ လည်းကောင်း၊ အဝိဇ္ဇာသဝေါ-အဝိဇ္ဇာသဝလည်းကောင်း၊
ဝါ-မရအပ် မရသင့် မရထိုက်၊ မသိအပ် မသိသင့် မသိထိုက်သော ဣတ္ထိ၊ ပုရိသ၊
အတ္တ၊ ဇီဝ အစရှိသည်ကို ရတတ်သိတတ်သော မောဟဟုဆိုအပ်သော အာသဝ
လည်းကောင်း၊ ဣတိ-သို့၊ တယေဒ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၀)။

ဘဝါ-ဘဝတို့သည်၊ ကာမဘဝေါ-ကာမဘဝ လည်းကောင်း၊ ဝါ-ကိလေသာ
 ကာမသည် အလိဂ္ဂိအပ်သော ကာမတစ်ဆယ့်တစ်တုံ လည်းကောင်း၊ ရူပဘဝေါ-
 ရူပဘဝလည်းကောင်း၊ ဝါ-ရုပ်၏ဖြစ်ရာ ရူပတစ်ဆယ့်ခြောက်တုံလည်းကောင်း၊
 အရူပဘဝေါ-အရူပဘဝ လည်းကောင်း၊ ဝါ-နာမ်၏ဖြစ်ရာ အရူပလေးဘုံ
 လည်းကောင်း၊ ဣတိ-သ္မိ၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၁)

သေနာ-သေနာတို့သည်၊ ဝါ-ရှာမိုးခြင်းတို့သည်၊ ကာမေသနာ-ကာမ
 သနာ လည်းကောင်း၊ ဝါ-ဝတ္ထုကာမကို ရှာမိုးတတ်သောရာဂ လည်းကောင်း၊
 ဘဝေသနာ-ဘဝေသနာ လည်းကောင်း၊ ဝါ-ဘဝကို ရှာမိုးတတ်သောရာဂ
 လည်းကောင်း၊ ဗြဟ္မစရိယေသနာ-ဗြဟ္မစရိယေသနာ လည်းကောင်း၊ ဝါ-
 သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သည် သမုတ်အပ်သော
 မြတ်သောအကျင့်ကိုရှာမိုးတတ်သောဒိဋ္ဌိလည်းကောင်း၊ ဣတိ-သ္မိ၊ တိဿော-
 တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၂)

ဝိဓာ-ဝိဓာတို့သည်၊ ဝါ-သေယျ၊ သဒိသ၊ ဟိန အားဖြင့် ထားတတ်သော
 မာနတို့သည်၊ အဟံ-ငါသည်၊ သေယျာ-မြတ်သည်၊ အသ္မိ-ဖြစ်၏၊ ဣတိဝိဓာ-
 ဤသို့ထားတတ်သော မာန လည်းကောင်း၊ အဟံ-သည်၊ သဒိသော-တူသည်၊
 အသ္မိ-ဖြစ်၏၊ ဣတိဝိဓာ-ဤသို့ထားတတ်သော မာန လည်းကောင်း၊ အဟံ-
 သည်၊ ဟိနော-ယုတ်ညံ့အောက်ကျသည်၊ အသ္မိ-၏၊ ဣတိဝိဓာ-ဤသို့ထားတတ်
 သောမာနလည်းကောင်း၊ ဣတိ-သ္မိ၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၃)

အဒ္ဓါ-အဒ္ဓတို့သည်၊ ဝါ-အဓုနတို့သည်၊ ဝါ-ကာလတို့သည်၊ အတိတော-
 အတိတ်ဖြစ်သော၊ အဒ္ဓါ-အဒ္ဓလည်းကောင်း၊ ဝါ-အဓုနလည်းကောင်း၊ ဝါ-
 ကာလလည်းကောင်း၊ အနာဂတော-အနာဂတ် ဖြစ်သော၊ အဒ္ဓါ-အဒ္ဓလည်း
 ကောင်း၊ ဝါ-အဓုနလည်းကောင်း၊ ဝါ-ကာလလည်းကောင်း၊ ပစ္စုပ္ပန္နော-
 ပစ္စုပ္ပန်ဖြစ်သော၊ အဒ္ဓါ-အဒ္ဓလည်းကောင်း၊ ဝါ-အဓုနလည်းကောင်း၊ ဝါ-
 ကာလလည်းကောင်း၊ ဣတိ-သ္မိ၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၄)

အန္တော-အန္တတို့သည်၊ ဝါ-အဖို့အစုတို့သည်၊ သက္ကာယော-သက္ကာယဟူသော၊
 ဝါ-ထင်ရှားရှိသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၏ အပေါင်း ဟူသော၊
 အန္တော-အန္တလည်းကောင်း၊ ဝါ-အဖို့အစုလည်းကောင်း၊ သက္ကာယသမုဒယော-
 သက္ကာယ၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သော တဏှာဟူသော၊ ဝါ-ထင်ရှားရှိသော
 ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၏ အပေါင်း၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သော
 တဏှာ ဟူသော၊ အန္တော-အန္တလည်းကောင်း၊ ဝါ-အဖို့အစု လည်းကောင်း၊
 သက္ကာယနိရောဓော-သက္ကာယ၏ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာ ဖြစ်သော
 နိဗ္ဗာန်ဟူသော၊ ဝါ-ထင်ရှား ရှိသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၏
 အပေါင်း၏ ကွယ်ပျောက် ချုပ်ငြိမ်း ရုပ်သိမ်းရာ ဖြစ်သော နိဗ္ဗာန် ဟူသော၊

အန္တော-အန္တလည်းကောင်း၊ ဝါ-အဖို့အစုလည်းကောင်း၊ ဣတိ-သို့၊ တယော-
တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၅)

ဝေဒနာ-ဝေဒနာတို့သည် သုခါယ-သုခဖြစ်သော၊ ဝါ-ချမ်းသာကိုပြုတတ်
သော၊ ဝါ-ကောင်းစွာဒုက္ခကိုတူးဖွဲ့တတ်သော၊ ဝေဒနာ-ဝေဒနာလည်းကောင်း၊
ဒုက္ခာ-ဒုက္ခဖြစ်သော၊ ဝါ-ဆင်းရဲကိုပြုတတ်သော၊ ဝါ-ဆင်းရဲအောင်ပြုတတ်
သော၊ ဝါ-သည်းခံခြင်းငှာ ခဲယဉ်းသော၊ ဝါ-သည်းခံနိုင်ခဲသော၊ ဝေဒနာ-
ဝေဒနာလည်းကောင်း၊ အဒုက္ခမသုခါ-ဒုက္ခလည်း မဟုတ်၊ သုခလည်း မဟုတ်
သော၊ ဝါ-ဒုက္ခမှလည်းတစ်ပါး သုခမှလည်းတစ်ပါးသော၊ ဝေဒနာ-ဝေဒနာ
လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၆)

ဒုက္ခတာ-ဒုက္ခတာတို့သည်၊ ဝါ-ဆင်းရဲသည်၏ အဖြစ်တို့သည်၊ ဝါ-ဆင်းရဲ
ခြင်းတို့သည်၊ ဒုက္ခဒုက္ခတာ-ဒုက္ခဒုက္ခတာလည်းကောင်း၊ ဝါ-သဘောအားဖြင့်
ဒုက္ခဖြစ်၍ဖြစ်သော ဆင်းရဲသည်၏အဖြစ် ဟူသော ကာယိကဒုက္ခ၊ စေတသိက
ဒုက္ခ ဝေဒနာလည်းကောင်း၊ ဝါ-သဘောအားဖြင့် ဒုက္ခဖြစ်၍ဖြစ်သောဆင်းရဲ
ခြင်းဟူသော ကာယိကဒုက္ခ၊ စေတသိကဒုက္ခဝေဒနာလည်းကောင်း၊ သင်္ခါရ-
ဒုက္ခတာ-သင်္ခါရဒုက္ခတာလည်းကောင်း၊ ဝါ-ကံ၊ စိတ်၊ ဥတု အာဟာရတည်းဟူ
သော လေးပါးသော အကြောင်းတရားတို့သည် ပေါင်း၍ပြုပြင် စီရင်အပ်သည်
၏အဖြစ်ဖြင့် ဆင်းရဲသည်၏အဖြစ်ဟူသော ဥပေက္ခာဝေဒနာလည်းကောင်း၊ ဝါ-
ကံ၊ စိတ်၊ ဥတု အာဟာရ- တည်းဟူသော လေးပါးသော အကြောင်းတရားတို့
သည် ပေါင်း၍ပြုပြင် စီရင် အပ်သည်၏ အဖြစ်ဖြင့် ဆင်းရဲခြင်းဟူသော ဥပေက္ခာ
ဝေဒနာ လည်းကောင်း၊ ဝါ-ကံ၊ စိတ်၊ ဥတု အာဟာရ တည်းဟူသော လေးပါး
သော အကြောင်းတရားတို့သည် ပေါင်း၍ပြုပြင် စီရင်အပ်သည်၏အဖြစ်ဖြင့်
ဆင်းရဲသည်၏ အဖြစ်ဟူသော သုခဝေဒနာ၊ ဒုက္ခဝေဒနာမှ တစ်ပါးသော
တေဘူမက တရားအပေါင်း လည်းကောင်း၊ ဝိပရိဏာမ ဒုက္ခတာ-ဝိပရိဏာမ
ဒုက္ခတာ လည်းကောင်း၊ ဝါ-နှစ်ပါးသော ဇရာ၊ မရဏတို့သည် ဖောက်ပြန်
စေအပ်သည်၏ အဖြစ်ကြောင့် ဆင်းရဲသည်၏ အဖြစ်ဟူသော သုခဝေဒနာ
လည်းကောင်း၊ ဝါ-နှစ်ပါးသော ဇရာ၊ မရဏတို့သည် ဖောက်ပြန်စေအပ်
သည်၏ အဖြစ်ကြောင့် ဆင်းရဲခြင်းဟူသော သုခဝေဒနာ လည်းကောင်း၊ ဣတိ-
သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၇)။

☞ ဣသိ-အစုတို့သည်၊ မိစ္ဆတ္တနိယတော-ချွတ်ယွင်း ဖောက်ပြန် မဟုတ်မမှန်
သော သဘောရှိသည်ဖြစ်၍ စုတိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်း
အားဖြင့်မြဲသော၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော သဘောရှိသည်
ဖြစ်၍ အကျိုးပေးရာကာလ၏ အစွမ်းအားဖြင့်မြဲသော၊ ဣသိ-နိယတ မိစ္ဆာ

အယူနှင့် တကွဖြစ်သော ငါးပါးသော အာနန္ဒရိယကံအစုံ လည်းကောင်း၊
 သမ္မတ္တနိယတော-မဖောက်မပြန် ဟုတ်မှန်သောသဘော၌ အကျိုးပေးရာကာလ
 ၏ အစွမ်းအားဖြင့်မြဲသော၊ ရာသီ-လေးပါးသော အရိယမဂ်တရားအစုံ လည်း
 ကောင်း၊ အနိယတော-မိစ္ဆတ္တ၊ သမ္မတ္တဟူသော နှစ်ပါးသော အခြင်းအရာ
 အားဖြင့်မြဲသော၊ ရာသီ-နိယတမိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်သော ငါးပါးသော
 အာနန္ဒရိယကံ၊ လေးပါးသော အရိယမဂ်တရားမှကြွင်းသော တရားအပေါင်း
 လည်းကောင်း၊ ဣတိ-သ္မိ၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၀)။

(ဤ ယောဇနာလတ္တံ့ သောထိက်၌ တယော တမာ-ဟု ရှိမှ အဋ္ဌကထာနှင့်
 ညီညွတ်မည်။) တမာ-အမိုက်တိုက် ဖြစ်၍ဖြစ်သော အဝိဇ္ဇာဟူသော အကြီး
 အမှူးရှိသော ယုံမှားခြင်း တို့သည်၊ အတိတ်-အဘိတ်ဖြစ်သော၊ အဒ္ဓါနံ ဝါ-
 အဓန့်ကိုသော်လည်း၊ ဝါ-ကာလကိုသော်လည်း၊ အာရဗ္ဗ-အကြောင်းပြု၍၊
 ကင်္ခတိ-ယုံမှား၏၊ ဝိစိကိစ္ဆတိ-စုံစမ်း ဆင်ခြင်သည်ရှိသော် ပင်ပန်း၏၊ ဝါ-
 ဆုံးဖြတ်ခြင်းငှာ မစွမ်းနိုင်၊ နာဓိမုစ္စတိ-မသက်စင် မဆုံးဖြတ်နိုင်၊ နသမ္ပသီဒတိ-
 ကောင်းစွာ အပြားအားဖြင့် မကြည်လင်နိုင်၊ အနာဂတိ-အနာဂတ်ဖြစ်သော၊
 အဒ္ဓါနံ ဝါ-အဓန့်ကိုသော်လည်း၊ ဝါ-ကာလကိုသော်လည်း၊ အာရဗ္ဗ-၍၊
 ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏၊ နာဓိမုစ္စတိ-နိုင်၊ န သမ္ပသီဒတိ-နိုင်၊ တေရဟိ-
 ဤအခါ၌၊ ဝါ-ယခုအခါ၌၊ ပစ္စုပ္ပန်-ပစ္စုပ္ပန်ဖြစ်သော၊ အဒ္ဓါနံ ဝါ-ကိုသော်
 လည်း၊ အာရဗ္ဗ-၍၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏၊ နာဓိမုစ္စတိ-နိုင်၊ န သမ္ပသီဒတိ-
 နိုင်၊ ဣတိ-သ္မိ၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၉)။

တထာဂတဿ-မြတ်စွာဘုရား၏၊ အရက္ခေယျာနိ-မစောင့်ရှောက်အပ်သော
 တရားတို့သည်၊ အာဝုသော-ငါ့ရှင်တို့ ...၊ တထာဂတော-မြတ်စွာဘုရားသည်၊
 ပရိသုဒ္ဓကာယသမာစာရော-ထက်ဝန်းကျင်မှ စင်ကြယ်သော ကာယသမာစာရ
 ရှိတော်မူခဲ့၏၊ ဝါ-ထက်ဝန်းကျင်မှ စင်ကြယ်သော ကိုယ်အကျင့်ရှိတော်မူခဲ့၏၊
 ယံ ကာယဒုစ္စရိတံ-အကြင် ကာယဒုစ္စရိတ်ကို၊ တထာဂတော-သည်၊ မေ-ငါ၏၊
 ဣဒံ ကာယဒုစ္စရိတံ-ဤကာယဒုစ္စရိတ်ကို၊ ပရော-တစ်ပါးသော ပုဂ္ဂိုလ်သည်၊
 မာ အညာသိ-မသိပါစေလင့်၊ ဣတိ မနသိကတွာ-ဤသို့နှလုံးထွင်း၍၊ ရက္ခေယျ-
 စောင့်ရှောက်ရာ၏၊ တံ ကာယဒုစ္စရိတံ-သည်၊ တထာဂတဿ-အား၊ နတ္ထိ-မရှိ၊
 အာဝုသော-တို့၊ တထာဂတော-သည်၊ ပရိသုဒ္ဓဝစီသမာစာရော-ထက်ဝန်းကျင်
 မှ စင်ကြယ်သော ဝစီသမာစာရရှိတော်မူခဲ့၏၊ ဝါ-ထက်ဝန်းကျင်မှ စင်ကြယ်
 သော နှုတ်အကျင့်ရှိတော်မူခဲ့၏၊ ယံ ဝစီဒုစ္စရိတံ-ကို၊ တထာဂတော-သည်၊
 မေ-၏၊ ဣဒံ ဝစီဒုစ္စရိတံ-ကို၊ ပရော-သည်၊ မာ အညာသိ-လင့်၊ ဣတိ မနသိ-
 ကတွာ-၍၊ ရက္ခေယျ-ရာ၏၊ တံ ဝစီဒုစ္စရိတံ-သည်၊ တထာဂတဿ-အား၊

နတ္ထိ-မဂ္ဂါ၊ အာရုံသော-တို့၊ တထာဂတော-သည့်၊ ပရိသုဒ္ဓမနောသမာစာရော-
 ထက်ဝန်းကျင်မှ စင်ကြယ်သော မနောသမာစာရရှိတော်မူ၏၊ ဝါ-ထက်ဝန်း
 ကျင်မှ စင်ကြယ်သော စိတ်အကျင့်ရှိတော်မူ၏၊ ယံ မနောဒုစ္စရိတံ-အကြင်မနော
 ဒုစ္စရိတံကို၊ တထာဂတော-သည်၊ မေ-၏၊ ဣဒံ မနောဒုစ္စရိတံ-ကို၊ ပရော-
 သည့်၊ မာ အညာသိ-လင့်၊ ဣတိ မနသိကတွာ-၍၊ ရက္ခေယျ-ရာ၏၊ တံ မနော
 ဒုစ္စရိတံ-သည်၊ တထာဂတဿ-အား၊ နတ္ထိ-မဂ္ဂါ၊ ဣတိ-သို့၊ တိဏိ-သုံးပါး
 တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၀)။

ကိဉ္ဇနာ-ဖိစီးနှိပ်စက် ကန့်ကွက်တားမြစ်တတ်သောဘုရားတို့သည်၊ ရာဂေါ-
 ရာဂဟုဆိုအပ်သော၊ ကိဉ္ဇနံ-ဖိစီးနှိပ်စက် ကန့်ကွက်တားမြစ်တတ်သော တရား
 လည်းကောင်း၊ ဒေါသော-ဒေါသဟုဆိုအပ်သော၊ ကိဉ္ဇနံ-လည်းကောင်း၊
 မောဟော-မောဟဟုဆိုအပ်သော၊ ကိဉ္ဇနံ-လည်းကောင်း၊ ဣတိ-သို့၊ တယော-
 တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၁)။

အဂ္ဂိ-မီးတို့သည်၊ ရာဂဂ္ဂိ-ရာဂတည်းဟူသော မီး လည်းကောင်း၊ ဝါ-ရာဂ
 သာလျှင်ဖြစ်စေ၊ မီးလည်းကောင်း၊ ဒေါသဂ္ဂိ-ဒေါသတည်းဟူသော မီး
 လည်းကောင်း၊ ဝါ-ဒေါသသာလျှင်ဖြစ်သော မီးလည်းကောင်း၊ မောဟဂ္ဂိ-
 မောဟတည်းဟူသော မီး လည်းကောင်း၊ ဝါ-မောဟသာလျှင်ဖြစ်သော မီး
 လည်းကောင်း၊ ဣတိ-သို့၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၂)။

အပရေပိ-တစ်ပါးလည်းဖြစ်ကုန်သော၊ အဂ္ဂိ-မီးတို့သည်၊ အာဟုနေယျဂ္ဂိ-
 အာဟုနေယျဂ္ဂိ လည်းကောင်း၊ ဝါ-သားသမီးတို့က ပူဇော်အပ်သော ပစ္စည်း
 ဝတ္ထုကိုခံယူထိုက်သော အမိအဘတည်းဟူသော မီး လည်းကောင်း၊ ဂဟပတဂ္ဂိ-
 ဂဟပတဂ္ဂိ လည်းကောင်း၊ ဝါ-အိမ်ရှင် လုပ်ယောကျ်ား တည်းဟူသော မီး
 လည်းကောင်း၊ ဒက္ခိဏေယျဂ္ဂိ-ဒက္ခိဏေယျဂ္ဂိလည်းကောင်း၊ ဝါ-ပေးလှူအပ်
 သော ပစ္စည်းဝတ္ထုကို ခံယူထိုက်သော ရဟန်းသံဃာတည်းဟူသော မီး လည်း
 ကောင်း၊ ဣတိ-သို့၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၃)။

သနိဒဿနသပ္ပဋိသံ-မြင်တတ်သော စက္ခုဝိညာဏ်နှင့်တကွလည်းဖြစ်၊ ထိပါး
 တတ်သည်၏ အဖြစ်နှင့်လည်းတကွဖြစ်သော၊ ဝါ-မြင်တတ်သည်၏ အဖြစ်နှင့်
 တကွလည်းဖြစ်၊ ထိပါးတတ်သည်၏ အဖြစ်နှင့်တကွလည်းဖြစ်သော၊ ရှုပ်-ရှုပ်
 လည်းကောင်း၊ အနိဒဿနသပ္ပဋိသံ-မြင်တတ်သည်၏အဖြစ်မရှိ၊ ထိပါးတတ်
 သည်၏ အဖြစ်နှင့်တကွသာလျှင်ဖြစ်သော ဝါ-မြင်ခြင်းကားမရှိ၊ ထိပါးတတ်
 သည်၏ အဖြစ်နှင့်တကွသာလျှင်ဖြစ်သော၊ ရှုပ်-ရှုပ် လည်းကောင်း၊ အနိဒဿန
 သပ္ပဋိသံ-မြင်တတ်သည်၏အဖြစ်လည်းမရှိ၊ ထိပါးတတ်သည်၏အဖြစ်လည်း မရှိ
 သော၊ ဝါ-မြင်ခြင်းလည်းမရှိ၊ ထိပါးတတ်သည်၏အဖြစ်လည်းမရှိသော၊ ရှုပ်-

ရုပ် လည်းကောင်း၊ ဣတိ-သ္မိ၊ တိဝိဓေန-သုံးပါးအပြားရှိသော အဖို့အစုဖြင့်၊ ရူပသင်္ဂဟော-ရုပ်ကို ရေတွက်ခြင်းသည်၊ ဟောတိ-၏။ (၃၄)။

သင်္ခါရာ-သင်္ခါရတို့သည်၊ ဝါ-သဟဇာတ်တရား၊ သမ္ပရာယိကအကျိုးတို့ကို ပြုစီရင်တတ်၊ ပေါင်းစုတတ်သောတရားတို့သည်၊ ပုညာဘိသင်္ခါရော-ပုညာဘိသင်္ခါရ လည်းကောင်း၊ ဝါ-ဖြူစင်သောအကျိုးကိုဖြစ်စေတတ်သည်ဖြစ်၍ သဟဇာတ်တရား၊ သမ္ပရာယိကအကျိုးတို့ကို ပြုစီရင်တတ်၊ ပေါင်းစုတတ်သော ကာမကုသိုလ်၊ ရူပကုသိုလ် စေတနာ လည်းကောင်း၊ ဝါ-စိတ်အစဉ်ကို ဖြူစင်စေတတ်သည်ဖြစ်၍ သဟဇာတ်တရား၊ သမ္ပရာယိကအကျိုးတို့ကိုပြုပြင်စီရင်တတ်၊ ပေါင်းစုတတ်သော ကာမကုသိုလ်၊ ရူပကုသိုလ် စေတနာလည်းကောင်း၊ အပုညာဘိသင်္ခါရော-အပုညာဘိသင်္ခါရ လည်းကောင်း၊ ဝါ-ဖြူစင်သောအကျိုးကို မဖြစ်စေတတ်သည်ဖြစ်၍ သဟဇာတ်တရား၊ သမ္ပရာယိကအကျိုးတို့ကိုပြုပြင်စီရင်တတ်၊ ပေါင်းစုတတ်သော အကုသိုလ်စေတနာ လည်းကောင်း၊ ဝါ-စိတ်အစဉ်ကို မဖြူစင်စေတတ်သည်ဖြစ်၍ သဟဇာတ်တရား၊ သမ္ပရာယိကအကျိုးတို့ကို ပြုပြင်စီရင်တတ်၊ ပေါင်းစုတတ်သော အကုသိုလ်စေတနာလည်းကောင်း၊ အာနေဉ္ဇာဘိသင်္ခါရော-အာနေဉ္ဇာဘိသင်္ခါရ လည်းကောင်း၊ ဝါ-မတုန်လှုပ်သော ဝိပါက်နာမ်ကို ပြုပြင်စီရင်တတ်၊ ပေါင်းစုတတ်သော အရူပကုသိုလ်စေတနာ လည်းကောင်း၊ ဣတိ-သ္မိ၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၅)။

ပုဂ္ဂလော-ပုဂ္ဂိုလ်တို့သည်၊ သေက္ခော-သေက္ခဖြစ်သော၊ ဝါ-သုံးပါးသော သိက္ခာကိုကျင့်ဆဲဖြစ်သော၊ ဝါ-သုံးပါးသော သိက္ခာကိုကျင့်ခြင်းအလေ့ရှိသော။ ပုဂ္ဂလော-ပုဂ္ဂိုလ်လည်းကောင်း၊ အသေက္ခော-အသေက္ခဖြစ်သော၊ ဝါ-သုံးပါးသော သိက္ခာကို ကျင့်ဆဲမဟုတ်သော၊ ဝါ-သုံးပါးသော သိက္ခာကို ကျင့်ခြင်းအလေ့မရှိသော၊ ဝါ-ကြီးပွားပြီးသော သိက္ခာရှိသော၊ ပုဂ္ဂလော-လည်းကောင်း၊ နေဝသေက္ခောနာသေက္ခော-နေဝသေက္ခ၊ နာသေက္ခဖြစ်သော၊ ဝါ-ကျင့်ဆဲလည်းမဟုတ်၊ ကျင့်ပြီးလည်းမဟုတ်သော၊ ပုဂ္ဂလော-လည်းကောင်း၊ ဣတိ-သ္မိ၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၆)။

ထေရာ-ထေရတို့သည်၊ ဝါ-မြဲမြံတည်တံ့ အရှည်ခံ့သော ဂုဏ်ရှိသောပုဂ္ဂိုလ်တို့သည်၊ ဇာတိထေရော-ဇာတ်အားဖြင့် မြဲမြံတည်တံ့ အရှည်ခံ့သော ဂုဏ်ရှိသော လူပုဂ္ဂိုလ် လည်းကောင်း၊ ဓမ္မထေရော-တရားအားဖြင့် မြဲမြံတည်တံ့ အရှည်ခံ့သော ဂုဏ်ရှိသော ရဟန်းပုဂ္ဂိုလ် လည်းကောင်း၊ သမ္ပုတိထေရော-ပညတ်အားဖြင့်ပြီးသော ထေရ်အမည်ရှိသော ပုဂ္ဂိုလ် လည်းကောင်း၊ ဣတိ-သ္မိ၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၇)။

ပုညကိရိယဝတ္ထုနိ-ပုညကိရိယဝတ္ထုတို့သည်၊ ဝါ-ထိုထိုအကျိုးတို့၏တည်ရာ
 ကောင်းမှုသာလျှင် ဖြစ်သော ပြုခြင်းကိရိယာတို့သည်၊ ဒါနမယ်-ဒါနသာလျှင်
 ဖြစ်သော၊ ပုညကိရိယဝတ္ထု-ပုညကိရိယဝတ္ထုလည်းကောင်း၊ ဝါ-ထိုထိုအကျိုး
 တို့၏တည်ရာ ကောင်းမှုသာလျှင်ဖြစ်သော ပြုခြင်းကိရိယာလည်းကောင်း၊ သီလ
 မယ်-သီလသာလျှင်ဖြစ်သော၊ ပုညကိရိယဝတ္ထု-ပုညကိရိယဝတ္ထုလည်းကောင်း၊
 ဝါ-ထိုထို အကျိုးတို့၏တည်ရာ ကောင်းမှုသာလျှင် ဖြစ်သော ပြုခြင်းကိရိယာ
 လည်းကောင်း၊ ဘာဝနာမယ်-ဘာဝနာသာလျှင်ဖြစ်သော၊ ပုညကိရိယဝတ္ထု-
 ပုညကိရိယဝတ္ထုလည်းကောင်း၊ ဝါ-ထိုထိုအကျိုးတို့၏ တည်ရာကောင်းမှုသာ
 လျှင်ဖြစ်သော ပြုခြင်းကိရိယာလည်းကောင်း၊ ဣတိ-သို့၊ တိဏိ-သုံးပါးတို့သည်၊
 ဟောန္တိ-ကုန်၏။ (၂၃၀)။

စောဒနာဝတ္ထုနိ-စောဒနာ ဝတ္ထုတို့သည်၊ ဝါ-စောဒနာခြင်း၏ တည်ရာ
 အကြောင်းတို့သည်၊ ဒီဇ္ဇေန-မုံသစက္ခု၊ ဒိဗ္ဗစက္ခုဖြင့် မြင်ခြင်းဖြင့်၊ စောဒနာ-
 စောဒနာခြင်းလည်းကောင်း၊ သုတေန-မိသသောတ၊ ဒိဗ္ဗသောတဖြင့် ကြားခြင်း
 ဖြင့်၊ စောဒနာ-လည်းကောင်း၊ ဗရိသက္ခာယ-ဒိဋ္ဌသုစာ၊ မုတအားဖြင့် ရှိရှာ
 ခြင်းဖြင့်၊ စောဒနာ-စောဒနာခြင်းလည်းကောင်း၊ ဣတိ-သို့၊ တိဏိ-တို့သည်၊
 ဟောန္တိ-ကုန်၏။ (၂၃၉)။

☞ ကာမူပပတ္တိယော-ဝတ္ထုကာမနှင့် ပြည့်စုံခြင်းတို့သည်၊ ဝါ-ဝတ္ထုကာမသို့
 ကပ်ရောက်ခြင်းတို့သည်၊ ဝါ-ဝတ္ထုကာမကို မှီဝဲခြင်းတို့သည်၊ ဝါ-ဝတ္ထုကာမကို
 ရခြင်းတို့သည်၊ အာဝုသော-ငါ့ရှင်တို့၊ ပစ္စုပဋိတကာမာ-ရှေးရှုအမြဲတည်သော
 ကာမဂုဏ်ရှိကြကုန်သော၊ သတ္တာ-သတ္တဝါတို့သည်၊ သန္တိ-ရှိကြကုန်၏၊ တေ
 သတ္တာ-တို့သည်၊ ပစ္စုပဋိတေသု-ရှေးရှုအမြဲတည်ကုန်သော၊ ကာမေသု-ဝတ္ထု
 ကာမတို့၌၊ ဝသံ-အလိုသို့၊ ဝါ-အလိုကို၊ ဝတ္တန္တိ-ဖြစ်စေကြကုန်၏၊ ဝါ-
 လိုက်ကြကုန်၏၊ သေယျတာပိ-မျက်မှောက် မြင်ရာ သဘာဝဖြင့် ချိန်ဆသိရာ
 ဥပသာမည်သည်၊ မနုဿ-စ-လူတို့သည် လည်းကောင်း၊ ဧကဇ္ဇေ-အချို့ကုန်
 သော၊ ဒေဝါစ-စာတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ တုသိတာနတ်တို့သည်
 လည်းကောင်း၊ ဧကဇ္ဇေ-ကုန်သော၊ ဝိနိပါတိကာ-ဝိနိပါတိကာပြိတ္တိ-တို့သည်
 လည်းကောင်း၊ ပစ္စုပဋိတေသု-ရှေးရှု အမြဲ တည်ကုန်သော၊ ကာမေသု-ဝတ္ထု
 ကာမတို့၌၊ ဝသံ-အလိုသို့၊ ဝါ-အလိုကို၊ ဝတ္တန္တိ-သေယျတာပိ-ဖြစ်စေကြကုန်
 သကဲ့သို့၊ ဝါ-လိုက်ကြကုန်သကဲ့သို့၊ တထာ-တူ၊ တေသတ္တာ-တို့သည်၊ ပစ္စုပဋိ-
 တေသု-ကုန်သော၊ ကာမေသု-တို့၌၊ ဝသံ-ကို၊ ဝတ္တန္တိ-ကုန်၏၊ အယံ-ဤ
 ရှေးရှုအမြဲတည်ကုန်သော ဝတ္ထုကာမတို့၌ အလိုကိုဖြစ်စေခြင်းသည်၊ ပဌမာ-
 ရှေးဦးစွာသော၊ ကာမူပပတ္တိ-ကာမူပပတ္တိမည်၏၊ ဝါ-ဝတ္ထုကာမနှင့်ပြည့်စုံခြင်း

မည်၏၊ ဝါ-ဝတ္ထုကာမသို့ ကပ်ရောက်ခြင်းမည်၏၊ ဝါ-ဝတ္ထုကာမကို မှီဝဲခြင်း
 မည်၏၊ ဝါ-ဝတ္ထုကာမကို ရှိခြင်းမည်၏၊ အာရုသော-တို့၊ နိမ္မိတကာမာ-
 ဖန်ဆင်းအပ်သောကာမဂုဏ် ရှိကြကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊
 တေသတ္တာ-တို့သည်၊ နိမ္မိတကာ နိမ္မိတကာ-ဖန်ဆင်းကြကုန်၍၊ ဖန်ဆင်းကြကုန်၍၊
 ကာမေသု-ဝတ္ထုကာမတို့၌၊ ဝသံ-ကို၊ ဝတ္ထေန္တိ-ကုန်၏၊ သေယျထာပိ-မည်သည်၊
 နိမ္မာနရတီ-ဖန်ဆင်းအပ်သော ကာမဂုဏ်၌ မွေ့လျော်တတ်ကုန်သည်၏ အဖြစ်
 ကြောင့် နိမ္မာနရတီအမည်ရှိကြကုန်သော၊ ဒေဝါ-နတ်တို့သည်၊ နိမ္မိတကာ နိမ္မိ-
 နိတကာ-ကုန်၍၊ ကာမေသု-တို့၌၊ ဝသံ-ကို၊ ဝတ္ထေန္တိ သေယျထာပိ-သို့၊ တထာ-
 တူ၊ တေသတ္တာ-တို့သည်၊ နိမ္မိတကာ နိမ္မိတကာ-ကုန်၍၊ ကာမေသု-တို့၌၊ ဝသံ-
 ကို၊ ဝတ္ထေန္တိ-ကုန်၏၊ အယံ-ဤ ဖန်ဆင်းကြကုန်၍ ဖန်ဆင်းကြကုန်၍ ဝတ္ထု
 ကာမတို့၌ အလိုကိုဖြစ်စေခြင်းသည်၊ ဒုတိယာ-နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော၊
 ကာမူပပတ္တိ-ကာမူပပတ္တိ မည်၏၊ အာရုသော-တို့၊ ပရနိမ္မိတကာမာ-တစ်ပါး
 သော သတ္တဝါတို့သည် ဖန်ဆင်းအပ်သော ကာမဂုဏ်ရှိကြကုန်သော၊ သတ္တာ-
 တို့သည်၊ သန္တိ-ကုန်၏၊ တေသတ္တာ-တို့သည်၊ ပရနိမ္မိတေသု-တစ်ပါးသော
 သတ္တဝါတို့သည် ဖန်ဆင်းအပ်ကုန်သော၊ ကာမေသု-ဝတ္ထုကာမတို့၌၊ ဝသံ-
 အလိုသို့၊ ဝတ္ထေန္တိ-လိုက်ကြကုန်၏၊ သေယျထာပိ-မည်သည်၊ ပရနိမ္မိတဝသပတ္တိ-
 တစ်ပါးသောသတ္တဝါတို့သည် ဖန်ဆင်းအပ်သော ကာမဂုဏ်၌ အလိုကိုဖြစ်စေ
 တတ်ကုန်သည်၏အဖြစ်ကြောင့် ပရနိမ္မိတ ဝသပတ္တိအမည်ရှိကုန်သော၊ ဒေဝါ-
 နတ်တို့သည်၊ ပရနိမ္မိတေသု-ကုန်သော၊ ကာမေသု-တို့၌၊ ဝသံ-သို့၊ ဝတ္ထေန္တိ
 သေယျထာပိ-သို့၊ တထာ-တူ၊ တေသတ္တာ-တို့သည်၊ ပရနိမ္မိတေသု-ကုန်သော၊
 ကာမေသု-တို့၌၊ ဝသံ-သို့၊ ဝတ္ထေန္တိ-ကုန်၏၊ အယံ-ဤတစ်ပါးသော သတ္တဝါ
 တို့သည် ဖန်ဆင်းအပ်သော ဝတ္ထုကာမတို့၌ အလိုသို့လိုက်ခြင်းသည်၊ တတိယာ-
 သော၊ ကာမူပပတ္တိ-မည်၏၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၄၀)။

သုခပပတ္တိယော-ချမ်းသာနှင့် ပြည့်စုံခြင်းတို့သည်၊ ဝါ-ချမ်းသာသို့ ကပ်
 ရောက်ခြင်းတို့သည်၊ ဝါ-ချမ်းသာကို မှီဝဲခြင်းတို့သည်၊ ဝါ-ချမ်းသာကို ရှိခြင်း
 တို့သည်၊ အာရုသော-တို့၊ ဗြဟ္မာကာယိကာ-ပထမဈာန် ဗြဟ္မာအပေါင်း၌ ဖြစ်
 ကြကုန်သော၊ ဝါ-ပထမဈာန် ဗြဟ္မာတို့၌ ဖြစ်ကြကုန်သော၊ ဒေဝါ- ဗြဟ္မာ
 တို့သည်၊ သုခံ-ပထမဈာန် ချမ်းသာကို၊ ဥပ္ပာဒေတွာ ဥပ္ပာဒေတွာ-ဖြစ်စေကြ
 ကုန်၍၊ ဖြစ်စေကြကုန်၍၊ သုခံ-ချမ်းသာစွာ၊ (သုခံ-သဒ္ဓါကို တန္တနည်းပြု၍
 နှစ်ထပ်ကောက်သည်။) ဝိဟရန္တိ သေယျထာပိ-နေကြကုန်သကဲ့သို့၊ တထာ-တူ၊
 ယေသတ္တာ-အကြင် သတ္တဝါတို့သည်၊ သုခံ-ပထမဈာန်ချမ်းသာကို၊ ဥပ္ပာဒေတွာ
 ဥပ္ပာဒေတွာ-ကုန်၍၊ သုခံ-ချမ်းသာစွာ၊ ဝိဟရန္တိ-ကုန်၏၊ တေသတ္တာ-တို့သည်။

သန္တိ-ကုန်၏။ အယံ-ဤ ပထမဈာန်နှင့်ပြည့်စုံခြင်းသည်။ ပထမာ-သော၊ သုခပ
 ပတ္တိ-သုခပပတ္တိမည်၏။ ဝါ-ချမ်းသာနှင့် ပြည့်စုံခြင်း မည်၏။ ဝါ-ချမ်းသာသို့
 ကပ်ရောက်ခြင်းမည်၏။ ဝါ-ချမ်းသာကိုမို့ဝဲခြင်းမည်၏။ ဝါ-ချမ်းသာကို ရခြင်း
 မည်၏။ အာဝုသော-တို့၊ အာဘဿရာ-အာဘဿရ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်သော၊
 ဒေဝါ-ဗြဟ္မာတို့သည်။ သုခေန-ဒုတိယဈာန်ချမ်းသာသည်။ အဘိသန္ဓာ-စိစုတ်
 အပ်ကုန်သည်။ ပရိသန္ဓာ-ထက်ဝန်းကျင်မှ စိစုတ်အပ်ကုန်သည်။ ပရိပူရာ- ပြည့်
 ကုန်သည်။ ပရိပူဇာ-ဖြန့်အပ်ကုန်သည်။ ဟုတော-ကုန်၍၊ ကဒါစိ-တစ်ရံ တစ်ခါ၊
 ကရဟစိ-တစ်ရံတစ်ဆစ်၊ အဟောသုခံအဟောသုခန္တိ-အဟောသုခံ၊ အဟောသုခံ
 ဟူ၍၊ ဝါ-ဓဿာ ချမ်းသာပါပေစွာ - ငြော် ချမ်းသာပါပေစွာ ဟူ၍၊ ဥဒါနံ-
 ဥဒါနံကို၊ ဥဒါနန္တိ သေယျထာပိ-ကျူးရင့်ကြကုန်သကဲ့သို့၊ ဝါ-ရွတ်ဆိုကြ
 ကုန်သကဲ့သို့၊ တထာ-တူ၊ သုခေန-ဒုတိယဈာန် ချမ်းသာသည်။ အဘိသန္ဓာ-
 ကုန်သော၊ ပရိသန္ဓာ-ကုန်သော၊ ပရိပူရာ-ကုန်သော၊ ပရိပူဇာ-ကုန်သော၊
 ယေသတ္တာ-တို့သည်။ သန္တိ-ကုန်၏။ တေသတ္တာ-တို့သည်။ ကဒါစိ-ခါ၊ ကရ-
 ဟစိ-ဆစ်၊ အဟောသုခံ အဟောသုခန္တိ-ဟူ၍၊ ဥဒါနံ-ကို၊ ဥဒါနန္တိ-ကုန်၏။
 အယံ-ဤ ဒုတိယဈာန်နှင့် ပြည့်စုံခြင်းသည်။ ဒုတိယာ-သော၊ သုခပပတ္တိ-သုခပ
 ပတ္တိ မည်၏။ အာဝုသော-တို့၊ သုဘကိဏှာ-သုဘကိဏှ ဗြဟ္မာ့ဘုံ၌ဖြစ်ကုန်သော၊
 ဒေဝါ-ဗြဟ္မာတို့သည်။ သုခေန-တတိယဈာန် ချမ်းသာသည်။ အဘိသန္ဓာ-ကုန်
 သည်။ ပရိသန္ဓာ-ကုန်သည်။ ပရိပူရာ-ကုန်သည်။ ပရိပူဇာ-ကုန်သည်။ ဟုတော-
 ကုန်၍၊ တုသိတာ-နှစ်သက်တတ်သောပီတိဖြင့် ဖြစ်ကြကုန်သည်။ ဝါ-ဖြစ်သော
 နှစ်သက်တတ်သောပီတိ ရှိကြကုန်သည်။ ဟုတော-ကုန်၍၊ သန္တိယေဝ-ငြိမ်သက်
 သည်သာလျှင်ဖြစ်သော၊ ဝါ-ငြိမ်းအေးသည်သာလျှင်ဖြစ်သော၊ ဝါ-မြတ်သည်
 သာလျှင်ဖြစ်သော၊ စိတ္တသုခံ-တတိယဈာန်စိတ် ချမ်းသာကို၊ ပဋိသံဝေဒေန္တိ
 သေယျထာပိ-ခံစားကြကုန် သကဲ့သို့၊ တထာ-တူ၊ သုခေန-တတိယဈာန် ချမ်း
 သာသည်။ အဘိသန္ဓာ-ကုန်သော၊ ပရိသန္ဓာ-ကုန်သော၊ ပရိပူရာ-ကုန်သော၊
 ပရိပူဇာ-ကုန်သော၊ ယေသတ္တာ-တို့သည်။ သန္တိ-ကုန်၏။ တေသတ္တာ-တို့သည်။
 တုသိတာ-ကုန်သည်။ ဟုတော-ကုန်၍၊ သန္တိယေဝ-သော၊ စိတ္တသုခံ-ကို၊ ပဋိသံ
 ဝေဒေန္တိ-ကုန်၏။ အယံ-ဤတတိယဈာန်နှင့်ပြည့်စုံခြင်းသည်။ တတိယာ-သော၊
 သုခပပတ္တိ-မည်၏။ ဣတိ-သို့၊ တိသော-တို့သည်။ ဟောန္တိ-ကုန်၏။ (၄၁)။

ပညာ-ပညာတို့သည်။ သေက္ခာ-သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော၊ ဝါ-
 သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ဖြစ်သော၊ ပညာ-ပညာလည်းကောင်း၊ အသေက္ခာ-
 အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော၊ ဝါ-အသေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်
 သော၊ ပညာ-ပညာ လည်းကောင်း၊ နေဝသေက္ခာနာသေက္ခာ- သေက္ခပုဂ္ဂိုလ်
 တို့၏ ဥစ္စာလည်းမဟုတ်၊ အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာလည်း မဟုတ်သော၊ ဝါ-

သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌လည်း မဖြစ်သော ပညာ-ပညာ လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၂)။

အပရာပိ-တစ်ပါးလည်း ဖြစ်ကုန်သော၊ ပညာ-တို့သည်၊ စိန္တာမယာ- ကြံခြင်းကြောင့် ဖြစ်သော၊ ပညာ - ပညာ လည်းကောင်း၊ သုတမယာ- ကြားနာအပ်ပြီးသော ပရိယတ်ကြောင့်ဖြစ်သော၊ ပညာ-ပညာလည်းကောင်း၊ ဘာဝနာ-မယာ-ပွားစေခြင်းကြောင့် ဖြစ်သော၊ ပညာ-ပညာ လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၃)။

အာဝုဇာနိ-လက်နက် တို့သည်၊ သုတာဝုဇံ-ကြားနာ အပ်ပြီးသော ပရိယတ် ဟူသောလက်နက် လည်းကောင်း၊ ဝါ-ကြားနာအပ်ပြီးသော ပရိယတ်သာလျှင် ဖြစ်သောလက်နက် လည်းကောင်း၊ ပဝိဒေကာဝုဇံ-ပဝိဒေကာသာလျှင် ဖြစ်သော လက်နက် လည်းကောင်း၊ ဝါ- ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေက သာလျှင်ဖြစ်သော လက်နက်လည်းကောင်း၊ ပညာဝုဇံ-ပညာသာလျှင်ဖြစ်သော လက်နက်လည်းကောင်း၊ ဣတိ-သို့၊ တိဿိ-သုံးပါးတို့သည်၊ ဟောန္တိ-ကုန်၏။ (၄၄)။

ဣန္ဒြိယာနိ-ဣန္ဒြေတို့သည်၊ ဝါ-စိတ်ကို အစိုးရတတ်သော တရားတို့သည်၊ အနညာတညဿာမိတိန္ဒြိယံ-အနညာတညဿာမိတိန္ဒြေလည်းကောင်း၊ ဝါ-မသိအပ်ပူးသေးသော လေးပါးသော သစ္စာကို သိအံ့ဟုကျင့်သော သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အား ဖြစ်သော သောတာပတ္တိမဂ်၌ တည်သော ဣန္ဒြေလည်းကောင်း၊ ဝါ-မသိအပ်ပူးသေးသောနိဗ္ဗာန်ကို သိအံ့ဟုကျင့်သော သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အားဖြစ်သော သောတာပတ္တိမဂ်၌ တည်သော ဣန္ဒြေလည်းကောင်း၊ အညိန္ဒြိယံ-အညိန္ဒြေလည်းကောင်း၊ ဝါ-သောတာပတ္တိမဂ်သည် သိအပ်ပြီးသော လေးပါးသောသစ္စာဟူသော အပိုင်းအခြားကို မလွန်မရှုသိတတ်သော အထက်မဂ်သုံးပါး၊ အောက်ဖိုလ်သုံးပါး၌ဖြစ်သော ဉာဏ်တည်းဟူသော ဣန္ဒြေလည်းကောင်း၊ အညာတာဝိန္ဒြိယံ-အညာတာဝိန္ဒြေ လည်းကောင်း၊ ဝါ-အောက်မဂ် အောက်ဖိုလ်တို့သည် သိအပ်ပြီးသော လေးပါးသောသစ္စာဟူသော အပိုင်းအခြားကို မလွန်မရှု သိပြီးသော အရဟတ္တဖိုလ်၌ဖြစ်သောဉာဏ်တည်းဟူသော ဣန္ဒြေလည်းကောင်း၊ ဣတိ-သို့၊ တိဿိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၅)။

စက္ခုနိ-စက္ခုတို့သည်၊ မံသစက္ခု-မံသစက္ခုလည်းကောင်း၊ ဝါ-ပသာဒစက္ခု သာလျှင်ဖြစ်သော အသားဆိုင်ဖြစ်၍ဖြစ်သောစက္ခု လည်းကောင်း၊ ဒိဗ္ဗစက္ခု-ဒိဗ္ဗစက္ခုလည်းကောင်း၊ ဝါ-နတ်၌ဖြစ်သောပသာဒစက္ခုနှင့်တူသောအဘိညာဏ် လည်းကောင်း၊ ပညာစက္ခု - ပညာစက္ခု လည်းကောင်း၊ ဝါ-လောကီ လောကုတ္တရာ ပညာသာလျှင်ဖြစ်သောစက္ခု လည်းကောင်း၊ ဣတိ-သို့၊ တိဿိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၆)။

သိက္ခာ-သိက္ခာတို့သည်၊ ဝါ-ကျင့်အပ် ကျင့်သင့် ကျင့်ထိုက်သော တရားတို့
သည်၊ အဓိသီလသိက္ခာ-အဓိသီလသိက္ခာလည်းကောင်း၊ ဝါ-ထူးကဲ လွန်မြတ်
သော သီလဖြစ်၍ ကျင့်အပ် ကျင့်သင့် ကျင့်ထိုက်သော တရားလည်းကောင်း၊
ဝါ-ကျင့်အပ် ကျင့်သင့် ကျင့်ထိုက်သော ထူးကဲ လွန်မြတ်သော သီလ လည်း
ကောင်း၊ အဓိစိတ္တသိက္ခာ-အဓိစိတ္တသိက္ခာလည်းကောင်း၊ ဝါ-ထူးကဲလွန်မြတ်
သော သမာပတ်စိတ် ဖြစ်၍ဖြစ်သော ကျင့်အပ် ကျင့်သင့် ကျင့်ထိုက်သောတရား
လည်းကောင်း၊ ဝါ-ကျင့်အပ် ကျင့်သင့် ကျင့်ထိုက်သော ထူးကဲလွန်မြတ်သော
သမာပတ်စိတ်လည်းကောင်း၊ အဓိပညာသိက္ခာ-အဓိပညာသိက္ခာလည်းကောင်း၊
ဝါ-ထူးကဲလွန်မြတ်သော ဝိပဿနာပညာဖြစ်၍ ကျင့်အပ် ကျင့်သင့် ကျင့်ထိုက်
သော တရားလည်းကောင်း၊ ဝါ-ကျင့်အပ် ကျင့်သင့် ကျင့်ထိုက်သော ထူးကဲ
လွန်မြတ်သော ဝိပဿနာပညာလည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊
ဟောန္တိ-ကုန်၏။ (၄၇)။

ဘာဝနာ-ဘာဝနာတို့သည်၊ ဝါ-ပွားစေခြင်းတို့သည်၊ ကာယဘာဝနာ-
ကာယဘာဝနာ လည်းကောင်း၊ ဝါ-ပွားစေအပ်ပြီးသော ပဉ္စဒ္ဓါရိက တရား
အပေါင်းလည်းကောင်း၊ စိတ္တဘာဝနာ-စိတ္တဘာဝနာလည်းကောင်း၊ ဝါ-ပွား
စေအပ်ပြီးသော သမာပတ်စိတ်လည်းကောင်း၊ ပညာဘာဝနာ-ပညာဘာဝနာ
လည်းကောင်း၊ ဝါ-ပွားစေအပ်ပြီးသော ဖိုလ်ပညာလည်းကောင်း၊ ဣတိ-သို့၊
တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၈)။

☞ အနုတ္တရိယာနိ-အနုတ္တရိယတို့သည်၊ ဝါ-မိမိကို လွန်သော တရားမရှိသော
တရားတို့သည်၊ ဝါ-မိမိထက်မြတ်သောတရားမရှိသောတရားတို့သည်၊ ဒဿနာ-
နုတ္တရိယံ-ဒဿနာနုတ္တရိယလည်းကောင်း၊ ဝါ-မိမိထက် လွန်သောတရား မရှိ
သော အနိစ္စ၊ ဒုက္ခ၊ အနုတ္တဟု ရှုမြင်တတ်သော ဝိပဿနာဉာဏ်လည်းကောင်း၊
ဝါ-မိမိကိုလွန်သောတရား မရှိသော နိဗ္ဗာန်ကို မြင်တတ်သော ဖိုလ်ဉာဏ်လည်း
ကောင်း၊ ဝါ-မိမိကိုလွန်သောတရားမရှိသောမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သည် မြင်အပ်
သော နိဗ္ဗာန်လည်းကောင်း၊ ပဋိပဒါနုတ္တရိယံ-ပဋိပဒါနုတ္တရိယလည်းကောင်း၊
ဝါ-မိမိထက်လွန်သောတရား မရှိသော သွားရောက်အပ်သောအကျင့် ဖြစ်၍
ဖြစ်သောမဂ်လည်းကောင်း၊ ဝိမုတ္တာနုတ္တရိယံ-ဝိမုတ္တာနုတ္တရိယ လည်းကောင်း၊
ဝါ-မိမိကို လွန်သောတရား မရှိသော ကိလေသာတို့၏ လွတ်ရာ နိဗ္ဗာန်လည်း
ကောင်း၊ ဝါ-မိမိကိုလွန်သောတရားမရှိသော ကိလေသာတို့မှ လွတ်ပြီးသော
ဖိုလ်ဉာဏ်လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၉)။

သမာဓိ-သမာဓိတို့သည်၊ ဝါ-စိတ်ကို ကောင်းစွာ အာရုံ၌ ထားတတ်သော
ကေဂ္ဂတာတို့သည်၊ သဝိတက္က သဝိစာရော-ဝိတက်နှင့်လည်းတကွဖြစ်၊ ဝိစာရနှင့်

လည်း တကွဖြစ်သော၊ ဝါ- ဝိတက်လည်းရှိ၊ ဝိစာရလည်း ရှိသော၊ သမာဓိ-
 ပထမဈာန်သမာဓိလည်းကောင်း၊ အဝိဘက္က ဝိစာရမတ္တော-ဝိတက်ကား မရှိ၊
 ဝိစာရမ္ပသာရိသော၊ သမာဓိ-ဒုတိယဈာန် သမာဓိလည်းကောင်း၊ အဝိဘက္က
 အဝိစာရော-ဝိတက်လည်းမရှိ၊ ဝိစာရလည်း မရှိသော၊ သမာဓိ-တတိယဈာန်
 သမာဓိ၊ စတုတ္ထဈာန်သမာဓိ လည်းကောင်း၊ ဣတိ-သို့၊ တယော-တို့သည်၊
 ဟောန္တိ-ကုန်၏။ (၅၀)။

အပရေပိ-ကုန်သော၊ သမာဓိ-သမာဓိတို့သည်၊ ဝါ-စိတ်ကို ကောင်းစွာ
 အာရုံ၌ထားတတ်သော သမာဓိတို့သည်၊ သုညတော-ရာဂ၊ ဒေါသ၊ မောဟတို့မှ
 ကင်းဆိတ်သော၊ သမာဓိ-မဂ်သမာဓိလည်းကောင်း၊ အနိမိတ္တော-ရာဂ၊ ဒေါသ၊
 မောဟနိမိတ်မရှိသော၊ သမာဓိ-မဂ်သမာဓိလည်းကောင်း၊ အပ္ပဏိဟိတော-
 ရာဂ၊ ဒေါသ၊ မောဟ-ဇာည်းဟူသော၊ တောင့်တခြင်းမရှိသော၊ သမာဓိ-မဂ်
 သမာဓိလည်းကောင်း၊ ဣတိ-သို့၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅၁)။

သောစေယျာနိ-သောစေယုတို့သည်၊ ဝါ-စင်ကြယ်သည်၏အဖြစ်ဟူသော
 အကျင့်တို့သည်၊ ဝါ-စင်ကြယ်သည်၏အဖြစ်ကိုပြုတတ်သော အကျင့်တို့သည်၊
 ကာယသောစေယျံ - ကာယသောစေယျံ လည်းကောင်း၊ ဝါ-ကာယဒွါရ၏
 စင်ကြယ်သည်၏ အဖြစ်ဟူသော အကျင့် လည်းကောင်း၊ ဝါ-ကာယဒွါရ၏
 စင်ကြယ်သည်၏အဖြစ်ကို ပြုတတ်သောအကျင့် လည်းကောင်း၊ ဝစီသောစေယျံ-
 ဝစီသောစေယျံ လည်းကောင်း၊ ဝါ-ဝစီဒွါရ၏စင်ကြယ်သည်၏အဖြစ်ဟူသော
 အကျင့် လည်းကောင်း၊ ဝါ-ဝစီဒွါရ၏ စင်ကြယ်သည်၏အဖြစ်ကို ပြုတတ်
 သော အကျင့် လည်းကောင်း၊ မနောသောစေယျံ-မနောသောစေယျံ လည်း
 ကောင်း၊ ဝါ-မနောဒွါရ၏ စင်ကြယ်သည်၏အဖြစ်ဟူသော အကျင့် လည်း
 ကောင်း၊ ဝါ-မနောဒွါရ၏ စင်ကြယ်သည်၏အဖြစ်ကို ပြုတတ်သော အကျင့်
 လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-သုံးပါးတို့သည်၊ ဟောန္တိ-ကုန်၏။ (၅၂)။

မောနေယျာနိ-မောနေယုတို့သည်၊ ဝါ-မိမိသုတစ်ပါးနှစ်ဦးသား၏ စီးပွား
 ချမ်းသာ အဖြာဖြာကို လွန်စွာသိတတ်သော ပုဂ္ဂိုလ်၏အဖြစ်ဟူသော အကျင့်
 တို့သည်၊ ဝါ-မိမိသုတစ်ပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို
 လွန်စွာသိတတ်သော ပုဂ္ဂိုလ်၏ အဖြစ်ကို ပြုတတ်သော အကျင့်တို့သည်၊
 ကာယမောနေယျံ-ကာယမောနေယျံ လည်းကောင်း၊ ဝါ-ကာယဒွါရဖြင့် မိမိ
 သုတစ်ပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို လွန်စွာသိတတ်သော
 ပုဂ္ဂိုလ်၏ အဖြစ်ဟူသော အကျင့် လည်းကောင်း၊ ဝါ-ကာယဒွါရဖြင့် မိမိ
 သုတစ်ပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို လွန်စွာသိတတ်သော

ပုဂ္ဂိုလ်၏အဖြစ်ကို ပြုတတ်သော အကျင့် လည်းကောင်း၊ ဝစီမောနေယျ-ဝစီ
 မောနေယျ လည်းကောင်း၊ ဝါ-ဝစီဒွါရဖြင့် မိမိသုတတ်ပါး နှစ်ဦးသား၏
 စီးပွားချမ်းသာ အဖြာဖြာကို လွန်စွာသိတတ်သော ပုဂ္ဂိုလ်၏ အဖြစ်ဟူသော
 အကျင့် လည်းကောင်း၊ ဝါ-ဝစီဒွါရဖြင့် မိမိသုတတ်ပါး နှစ်ဦးသား၏ စီးပွား
 ချမ်းသာ အဖြာဖြာကို လွန်စွာသိတတ်သော ပုဂ္ဂိုလ်၏အဖြစ်ကို ပြုတတ်သော
 အကျင့် လည်းကောင်း၊ မနောမောနေယျ-မနောမောနေယျ လည်းကောင်း၊
 ဝါ-မနောဒွါရဖြင့် မိမိသုတတ်ပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို
 လွန်စွာသိတတ်သော ပုဂ္ဂိုလ်၏အဖြစ်ဟူသော အကျင့် လည်းကောင်း၊ ဝါ-
 မနောဒွါရဖြင့် မိမိသုတတ်ပါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာကို
 လွန်စွာသိတတ်သော ပုဂ္ဂိုလ်၏ အဖြစ်ကို ပြုတတ်သော အကျင့် လည်းကောင်း၊
 ဣတိ-သို့၊ တိဏိ-တို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။ (၅၃)။

ကောသလ္လာနိ-ကောသလ္လာတို့သည်၊ ဝါ-လိမ္မာသောပုဂ္ဂိုလ်၏အဖြစ်တို့သည်၊
 ဝါ-လိမ္မာသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော ဉာဏ်ဟူသော အကျင့်
 တို့သည်၊ အာယကောသလ္လံ-အာယကောသလ္လံ လည်းကောင်း၊ ဝါ-ကြီးပွား
 ခြင်း၌ လိမ္မာသောပုဂ္ဂိုလ်၏အဖြစ် လည်းကောင်း၊ အပါယကောသလ္လံ-အပါယ
 ကောသလ္လံ လည်းကောင်း၊ ဝါ-ပျက်စီးခြင်း၌ လိမ္မာသော ပုဂ္ဂိုလ်၏အဖြစ်
 လည်းကောင်း၊ ဥပါယကောသလ္လံ-ဥပါယကောသလ္လံ လည်းကောင်း၊ ဝါ-
 ကြီးပွားခြင်း၊ ပျက်စီးခြင်း၏အကြောင်း၌ လိမ္မာသောပုဂ္ဂိုလ်၏အဖြစ် လည်း
 ကောင်း၊ ဣတိ-သို့၊ တိဏိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅၄)။

မဒါ-မာန်ရစ်ခြင်းတို့သည်၊ အာရောဂျမဒေါ-အနာမရှိသည်၏အဖြစ်ကြောင့်
 ဖြစ်သော မာန်ရစ်ခြင်း လည်းကောင်း၊ ယောဗ္ဗနမဒေါ-ကောင်းသောအရွယ်
 ရှိသည်၏ အဖြစ်ကြောင့်ဖြစ်သော မာန်ရစ်ခြင်း လည်းကောင်း၊ *ဇိဝိတမဒေါ-
 အသက်ရှည်ခြင်းကြောင့်ဖြစ်သော မာန်ရစ်ခြင်း လည်းကောင်း၊ ဣတိ-သို့၊
 တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅၅)။

အာဓိပတေယျာနိ - အာဓိပတေယျတို့သည်၊ ဝါ-အကြီးအကဲမှလာသော
 မကောင်းမှုကို မပြုခြင်းတို့သည်၊ အတ္တာဓိပတေယျံ-အတ္တာဓိပတေယျ လည်း
 ကောင်း၊ ဝါ-မိမိဟူသော အကြီးအကဲမှလာသော မကောင်းမှုကို မပြုခြင်း
 လည်းကောင်း၊ လောကာဓိပတေယျံ - လောကာဓိပတေယျံ လည်းကောင်း၊

* မှတ်ချက်။ ။ ဤတိဏိ-ဇိဝိတမဒေါ-ဟူသော ပုဒ်အရာ၌ “ဇာတိမဒေါ” ဟု မှတ်၌ ရှိတတ်
 ကြ၏။ နေရင်းမူနိဿယ၌လည်း “ဇာတိမဒေါ-အမျိုးမြတ်သည်၏အဖြစ်ဖြင့်
 မာန်ယစ်ခြင်းလည်းကောင်း” ဟု ယောဇနာ၏ ဇိဝိတမဒေါ-ဟူသောပါဠိသည်သာ အဋ္ဌကထာ
 ဝိကာတို့နှင့် ညီ၏။

ဝါ-လောကဟူသော အကြီးအကဲမှလာသော မကောင်းမှုကို မပြုခြင်း လည်းကောင်း၊ ဓမ္မာဓိပတေယျ-ဓမ္မာဓိပတေယျ လည်းကောင်း၊ ဝါ-လောကုတ္တရာ တရားတည်းဟူသော အကြီးအကဲမှလာသော မကောင်းမှုကို မပြုခြင်း လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅၆)။

ကထာဝတ္ထုနိ- ပြောဆိုအပ်သော စကား၏ တည်ရာ အကြောင်းတို့သည်၊ အတိတ်-အတိတ် ဖြစ်သော၊ အဒ္ဓါနံ ဝါ-အခွန်ကို သော်လည်း၊ ဝါ-အခွန်၌ တည်ရှိသော ငါးပါးသော ခန္ဓာအစုကိုသော်လည်း၊ အာရပ္ပ-အကြောင်းပြု၍၊ အတိတ်-သော၊ အဒ္ဓါနံ-အခွန်၌၊ ဝေ-သို့၊ ဝါ-ပုံ၊ အဟောသိ-ဖြစ်ဖူးပြီ၊ ဣတိ-သို့၊ ကထံ-စကားကို၊ ကထေယျ-ပြောဆိုရာ၏၊ အနာဂတံ-အနာဂတ်ဖြစ်သော၊ အဒ္ဓါနံ ဝါ-အခွန်ကို သော်လည်း၊ ဝါ-အခွန်၌တည်ရှိသော ငါးပါးသော ခန္ဓာအစုကိုသော်လည်း၊ အာရပ္ပ-၍၊ အနာဂတံ-အနာဂတ်ဖြစ်သော၊ အဒ္ဓါနံ-၌၊ ဝေ-သို့၊ ဘဝိဿတိ-ဖြစ်လိမ့်လတ္တံ့၊ ဣတိ-သို့၊ ကထံ-ကို၊ ကထေယျ-ရာ၏၊ တေရဟိ-ဤအခါ၌၊ ဝါ-ယခုအခါ၌၊ ပစ္စုပ္ပန်-ပစ္စုပ္ပန်ဖြစ်သော၊ အဒ္ဓါနံ ဝါ-အခွန်ကို သော်လည်း၊ ဝါ-အခွန်၌တည်ရှိသော ငါးပါးသော ခန္ဓာအစုကို သော်လည်း၊ အာရပ္ပ-၍၊ တေရဟိ-ဤ အခါ၌၊ ပစ္စုပ္ပန်-သော၊ အဒ္ဓါနံ-၌၊ ဝေ-သို့၊ ဟောတိ-ဖြစ်ဆဲ၊ ဣတိ-သို့၊ ကထံ-ကို၊ ကထေယျ-ရာ၏၊ ဣတိ-သို့၊ တိဏိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅၇)။

ဝိဇ္ဇာ-ဝိဇ္ဇာတို့သည်၊ ဝါ-မောဟတည်းဟူသော အမှိုက်တိုက်ကို ထိုးဖောက် တတ်၊ သိတတ်သော ဉာဏ်တို့သည်၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏံ-ပုဗ္ဗေနိဝါသာ-နုဿတိဉာဏ်ဟု ဆိုအပ်သော၊ ဝါ-ရှေးဘဝ၌ နေအပ်ဖူးသော ခန္ဓာအစုကို အစဉ်လျှောက်၍ အောက်မေ့တတ်သော သတိနှင့်ယှဉ်သော ဉာဏ်ဟု ဆိုအပ် သော၊ ဝိဇ္ဇာ-ဝိဇ္ဇာ လည်းကောင်း၊ ဝါ-ပုဗ္ဗေနိဝါသကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမှိုက်တိုက်ကို ထိုးဖောက်တတ်သော ဉာဏ် လည်းကောင်း၊ ဝါ-ပုဗ္ဗေနိဝါသကို သိတတ်သောဉာဏ် လည်းကောင်း၊ သတ္တာနံ- သတ္တဝါတို့၏၊ စုတုပပါတေ-စုတိ ပဋိသန္ဓေ၌၊ ဉာဏံ-သိတတ်သော ဉာဏ်ဟု ဆိုအပ်သော၊ ဝိဇ္ဇာ-ဝိဇ္ဇာ လည်းကောင်း၊ ဝါ-စုတိပဋိသန္ဓေကို ဖုံးလွှမ်းတတ် သော မောဟတည်းဟူသော အမှိုက်တိုက်ကို ထိုးဖောက်တတ်သော ဉာဏ် လည်းကောင်း၊ ဝါ-စုတိပဋိသန္ဓေကို သိတတ်သောဉာဏ် လည်းကောင်း၊ အာ-သဝါနံ-အာသဝေါ တရားတို့၏၊ ခယေ-ကုန်ကြောင်းဖြစ်သော အရဟတ္တဖက် ဉာဏ်၌၊ ဉာဏံ-သိတတ်သောဉာဏ်ဟု ဆိုအပ်သော၊ ဝိဇ္ဇာ-လေးပါးသော သစ္စာ ကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမှိုက်တိုက်ကို ထိုးဖောက်တတ် သောဉာဏ် လည်းကောင်း၊ ဝါ-လေးပါးသော သစ္စာကို သိတတ်သော ဉာဏ် လည်းကောင်း၊ ဣတိ-သို့၊ တိဿော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅၈)။

ဝိဟာရ-နေကြောင်းဖြစ်သော တရားတို့သည်၊ ဒိဗ္ဗော-နတ်၏ အဖြစ်ကို ဆောင်ရွက်သော၊ ဝိဟာရ-နေကြောင်းဖြစ်သော ရှစ်ပါးသော သမာပတ် လည်းကောင်း၊ ဗြဟ္မာ-မြတ်သော၊ ဝါ-ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော၊ ဝါ-မြတ်သော ဘုရားပစ္စေကဗုဒ္ဓါသာဝကတို့၏ ဥစ္စာဖြစ်သော၊ ဝိဟာရ-နေကြောင်း ဖြစ်သော လေးပါးသော အပ္ပမညာ လည်းကောင်း၊ အရိယော-မြတ်သော၊ ဝါ-ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော၊ ဝါ-ကိလေသာ တည်းဟူသော ရန်သူတို့၏ ကင်းကြောင်းဖြစ်သော၊ ဝိဟာရ-နေကြောင်း ဖြစ်သော ဖလသမာပတ် လည်းကောင်း၊ ဣတိ-သို့၊ တယော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅၉)။

ပါဠိဟာရိယာနိ-ပါဠိဟာရိယတို့သည်၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သော ကိလေ သာတို့ကို ပယ်တတ်သောဘုရားတို့သည်၊ ဝါ-ဝေနေယျတို့၏ သန္တာန်၌ဖြစ်သော ကိလေသာတည်းဟူသော ဆန့်ကျင်ဘက်တို့ကို ပယ်တတ်သော တရားတို့သည်၊ ဝါ-မြတ်စွာဘုရား သာသနာတော်၏ ဆန့်ကျင်ဘက်ဖြစ်သော တိတ္ထိတို့ကို ပယ် တတ်သော တရားတို့သည်၊ ဝါ-စိတ်ကို ကောင်းစွာ အာရုံ၌ ထားအပ်ပြီးသည် ဖြစ်၍ ဥပက္ကိလေသတို့မှ ကင်းပြီးရာကာလမှနောက်၌ ဖြစ်စေအပ်သော တရား တို့သည်၊ ဝါ-စတုတ္ထဈာန် မဂ်တို့ဖြင့် ဥပက္ကိလေသတို့ကို ပယ်ပြီးရာ ကာလမှ နောက်၌ ဖြစ်စေအပ်သော တရားတို့သည်၊ ဝါ-စတုတ္ထဈာန်မဂ်တို့ဖြင့် မိမိ ဥပက္ကိလေသတို့ကို ပယ်ရှားပြီးရာ ကာလမှနောက်၌ တစ်ပါးသော သတ္တဝါ တို့၏ ဥပက္ကိလေသတို့ကို ပယ်တတ်သော တရားတို့သည်၊ ဝါ-ဆန့်ကျင်ဘက် ဖြစ်သော ကိလေသာတို့ကို ပယ်တတ်သော တရားအပေါင်း၌ဖြစ်သော တရား တို့သည်၊ ဝါ-ဝေနေယျတို့၏ သန္တာန်၌ဖြစ်သော ကိလေသာ တည်းဟူသော ဆန့်ကျင်ဘက်တို့ကိုပယ်တတ်သော တရားအပေါင်း၌ဖြစ်သော တရားတို့သည်၊ ဝါ-မြတ်စွာဘုရား သာသနာတော်၏ ဆန့်ကျင်ဘက်ဖြစ်သော တိတ္ထိတို့ကို ပယ် တတ်သော တရားအပေါင်း၌ ဖြစ်သော တရားတို့သည်၊ ဝါ-စိတ်ကို ကောင်းစွာ အာရုံ၌ ထားအပ်ပြီးသည်ဖြစ်၍ ဥပက္ကိလေသတို့မှ ကင်းပြီးရာကာလမှနောက်၌ ဖြစ်စေအပ်သော တရားအပေါင်း၌ ဖြစ်သော တရားတို့သည်၊ ဝါ-စတုတ္ထဈာန် မဂ်တို့ဖြင့် မိမိ ဥပက္ကိလေသတို့ကို ပယ်ပြီးရာကာလမှနောက်၌ ဖြစ်စေအပ်သော တရားအပေါင်း၌ ဖြစ်သော တရားတို့သည်၊ ဝါ-မိမိ ဥပက္ကိလေသတို့ကို ပယ်ပြီး ရာကာလမှနောက်၌ တစ်ပါးသော သတ္တဝါတို့၏ ဥပက္ကိလေသတို့ကို ပယ်တတ် သော တရားအပေါင်း၌ ဖြစ်သော တရားတို့သည်၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့ကို ပယ်တတ်သော စတုတ္ထဈာန် မဂ်ကြောင့်ဖြစ်သော တရားတို့ သည်၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့ကို ပယ်တတ်သော စတုတ္ထ ဈာန်မဂ်မှလာသော တရားတို့သည်၊ ဝါ-တစ်ပါးသော သတ္တဝါတို့၏ သန္တာန်၌

ဖြစ်သောပသာဒ အစရှိသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့ကို ပယ်
 တတ်သော တရားတို့သည်။ ဣဒ္ဓိပါဂ္ဂိဟာရိယံ-ဣဒ္ဓိပါဂ္ဂိဟာရိယ လည်းကောင်း၊
 ဝါ-ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့ကို ပယ်တတ်သော ဣဒ္ဓိဝိဓအဘိညာဉ်
 လည်းကောင်း၊ ဝါ-ဝေနေယျတို့၏ သန္တာန်၌ဖြစ်သော ကိလေသာ တည်းဟူ
 သော ဆန့်ကျင်ဘက်တို့ကို ပယ်တတ်သော ဣဒ္ဓိဝိဓအဘိညာဉ် လည်းကောင်း၊
 ပါ-မြတ်စွာဘုရား သာသနာတော်၏ ဆန့်ကျင်ဘက် ဖြစ်သောတိတ္ထိတို့ကို ပယ်
 တတ်သော ဣဒ္ဓိဝိဓအဘိညာဉ် လည်းကောင်း၊ ဝါ-စိတ်ကိုကောင်းစွာ အာရုံ၌
 ထားအပ်ပြီးသည်ဖြစ်၍ ဥပက္ကိလေသတို့မှ ကင်းပြီးရာကာလမှနောက်၌ ဖြစ်စေ
 အပ်သော ဣဒ္ဓိဝိဓအဘိညာဉ် လည်းကောင်း၊ ဝါ-စတုတ္ထဈာန် မဂ်တို့ဖြင့် မိမိ
 ဥပက္ကိလေသတို့ကို ပယ်ရှားပြီးရာကာလမှ နောက်၌ ဖြစ်စေအပ်သော ဣဒ္ဓိဝိဓ
 အဘိညာဉ် လည်းကောင်း၊ ဝါ-မိမိ ဥပက္ကိလေသတို့ကို ပယ်ပြီးရာကာလမှ
 နောက်၌ တစ်ပါးသောသတ္တဝါတို့၏ ဥပက္ကိလေသတို့ကိုပယ်တတ်သော ဣဒ္ဓိဝိဓ
 အဘိညာဉ် လည်းကောင်း၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့ကို ပယ်
 တတ်သော ဣဒ္ဓိအာဒေသနာနုသာသနီ အပေါင်း၌ဖြစ်သော ဣဒ္ဓိဝိဓအဘိညာဉ်
 လည်းကောင်း၊ ဝါ-ဝေနေယျတို့၏ သန္တာန်၌ဖြစ်သော ကိလေသာ တည်းဟူ
 သော ဆန့်ကျင်ဘက်တို့ကိုပယ်တတ်သော ဣဒ္ဓိအာဒေသနာနုသာသနီ အပေါင်း
 ၌ဖြစ်သော ဣဒ္ဓိဝိဓအဘိညာဉ် လည်းကောင်း၊ ဝါ-မြတ်စွာဘုရား သာသနာ
 တော်၏ဆန့်ကျင်ဘက်ဖြစ်သော တိတ္ထိတို့ကိုပယ်တတ်သော ဣဒ္ဓိအာဒေသနာနု-
 သာသနီအပေါင်း၌ဖြစ်သော ဣဒ္ဓိဝိဓအဘိညာဉ် လည်းကောင်း၊ ဝါ-စိတ်ကို
 ကောင်းစွာ အာရုံ၌ ထားအပ်ပြီးသည် ဖြစ်၍ ဥပက္ကိလေသတို့မှ ကင်းပြီးရာ
 ကာလမှနောက်၌ ဖြစ်စေအပ်သော ဣဒ္ဓိအာဒေသနာနုသာသနီ အပေါင်း၌
 ဖြစ်သော ဣဒ္ဓိဝိဓအဘိညာဉ် လည်းကောင်း၊ ဝါ-စတုတ္ထ ဈာန်မဂ်ဖြင့် မိမိ၏
 ဥပက္ကိလေသတို့ကို ပယ်ပြီးရာ ကာလမှ နောက်၌ ဖြစ်စေအပ်သော ဣဒ္ဓိအာ-
 ဒေသနာနုသာသနီ အပေါင်း၌ ဖြစ်သော ဣဒ္ဓိဝိဓ အဘိညာဉ် လည်းကောင်း၊
 ဝါ-မိမိ၏ ဥပက္ကိလေသတို့ကို ပယ်ပြီးရာကာလမှနောက်၌ တစ်ပါးသော သတ္တ
 ဝါတို့၏ ဥပက္ကိလေသတို့ကို ပယ်တတ်သော ဣဒ္ဓိအာဒေသနာနုသာသနီ
 အပေါင်း၌ဖြစ်သော ဣဒ္ဓိဝိဓ အဘိညာဉ် လည်းကောင်း၊ ဝါ-ဆန့်ကျင်ဘက်
 ဖြစ်သော ကိလေသာတို့ကို ပယ်တတ်သော စတုတ္ထ ဈာန်မဂ်ကြောင့် ဖြစ်သော
 ဣဒ္ဓိဝိဓ အဘိညာဉ်လည်းကောင်း၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့
 ကို ပယ်တတ်သော စတုတ္ထဈာန်မဂ်မှလာသောဣဒ္ဓိဝိဓအဘိညာဉ်လည်းကောင်း၊
 ဝါ-တစ်ပါးသော သတ္တဝါတို့၏ သန္တာန်၌ဖြစ်သော ပသာဒ အစရှိသည်တို့၏
 ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့ကို ပယ်တတ်သော ဣဒ္ဓိဝိဓ အဘိညာဉ်
 လည်းကောင်း၊ အာဒေသနာပါဂ္ဂိဟာရိယံ-အာဒေသနာ ပါဂ္ဂိဟာရိယလည်း
 ကောင်း၊ ဝါ-ဆန့်ကျင်ဘက် ဖြစ်သော ကိလေသာတို့ကို ပယ်တတ်သော

တစ်ပါးသောသတ္တဝါတို့၏ စိတ်ကိုညွှန်ပြခြင်း လည်းကောင်း၊ (ရှေးနည်းကို မှီ၍ပေး။) အနုသာသနီပါဠိဟာရီယံ-အနုသာသနီပါဠိဟာရီယလည်းကောင်း၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့ကို ပယ်တတ်သော ဆုံးမခြင်းလည်း ကောင်း၊ ဣတိ-သို့၊ တိဏိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၆၀)။

အာရုဇသာ-တို့၊ တီသု-ကုန်သော၊ ယတ္ထ ယေသုဓမ္မေသု-တို့၌၊ ယထာ- အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမ္မာကံ- တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗဟေဝ-ကုန်သော၊ တုဓမ္မဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗံ- ရှု၏၊ နဝိဝဒိတဗ္ဗံ-ရာ၊ တံသင်္ဂါယနအဝိဝဒနံ-သည်၊ (တစ်နည်း) တံဗြဟ္မ- စရိယံ-သည်၊ ဗဟုဇနဟိတာယ-ဌာလည်းကောင်း၊ ဗဟုဇနသုခါယ-ဌာလည်း ကောင်း၊ လောကာနုကမ္မာယ - ဌာလည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထာယ-ဌာလည်းကောင်း၊ ဟိတာယ-ဌာလည်းကောင်း၊ သုခါယ-ဌာလည်း ကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနဘဂဝတာ-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-ကုန် သော၊ ကယော- ကုန်သော၊ တေဓမ္မာ-တို့သည်၊ ဣမေခေါ-ဤသည်တို့ ပင်တည်း။ ။

စတုက္က

၉၀၆။ အာရုဇသာ-တို့၊ စတုသု-ကုန်သော၊ ယတ္ထ ယေသုဓမ္မေသု-တို့၌၊ ယထာ-အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမ္မာကံ-တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗဟေဝ-ကုန်သော၊ တုမ္မာကံ-တို့သည်၊ သင်္ဂါယိတဗ္ဗံ-ရာ၏၊ နဝိဝဒိတဗ္ဗံ-ရာ၊ တံသင်္ဂါယနအဝိဝဒနံ-သည်၊ (တစ်နည်း) တံဗြဟ္မစရိယံ-သည်၊ ဗဟုဇနဟိတာယ-ဌာလည်းကောင်း၊ ဗဟုဇနသုခါယ- ဌာလည်းကောင်း၊ လောကာနုကမ္မာယ-ဌာလည်းကောင်း၊ ဒေဝမနုဿာနံ- တို့၏၊ အတ္ထာယ-ဌာလည်းကောင်း၊ ဟိတာယ-ဌာလည်းကောင်း၊ သုခါယ-ဌာ လည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ- သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနဘဂဝတာ-သည်၊ သမ္မာ-စွာ၊ အက္ခာတာ- ကုန်သော၊ စတ္တာရော-လေးပါးကုန်သော၊ တေဓမ္မာ-တို့သည်၊ အတ္ထိခေါ-ရှိ ကုန်သည်သာ၊ စတ္တာရော-ကုန်သော၊ တေဓမ္မာ-တို့သည်၊ ကတမေ-တို့နည်း။

သတိပဋ္ဌာနာ-သတိပဋ္ဌာန်တို့သည်၊ ဝါ-သတိသာလျှင် ဖြစ်သော အာရုံသို့ သက်ဝင်၍တည်တတ်သော တရားတို့သည်၊ ဝါ-အောက်မေ့ တတ်သည် ဖြစ်၍ အာရုံသို့ သက်ဝင်၍ တည်တတ်သော တရားတို့သည်၊ အာရုဇသာ-တို့၊ ဣ-

ဣမသ္မိံ သာသနော-ဤမြတ်စွာဘုရားသာသနာတော်၌၊ ဘိက္ခု-ရဟန်းသည်၊ ဝါ-
သံသရာဘေးကို ရှုလေ့ရှိသော သူတော်ကောင်းသည်။ အာတာပိ-ကိလေသာ
တို့ကို ပြင်းစွာ ပုပန်စေတတ်သော သမ္ပပ္ပဓာန် လုံ့လ ရှိသည်။ သမ္ပဇာနော-
ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာ ရှိသည်။ သတိမာ-
အောက်မေ့တတ်သော သတိရှိသည်။ ဟုတုာ-ဖြစ်၍၊ လောကေ-ကာယဟု ဆို
အပ်သော လောက၌၊ အဘိဇ္ဈာဒေါမနဿံ-အဘိဇ္ဈာဒေါမနဿကို၊ ဝါ-တစ်
ပါးသော သူ၏ စည်းစိမ်ကို ရှေးရှုတတ်သော လောဘ၊ မကောင်းသောစိတ်၏
ဖြစ်ကြောင်းဖြစ်ရာဖြစ်သော စေတသိကဒုက္ခဝေဒနာကို၊ ဝိနေယျ-တဒဂံပဟာနံ
ဝိက္ခမ္ဘနပဟာနံဖြင့် ပယ်ဖျောက်၍၊ ကာယေ-ရူပကာယ၌၊ ကာယာနုပဿီ-
ရူပကာယကို အဖန်ဖန်ရှုတတ်သည်။ ဟုတုာ-၍၊ ဝိဟရတိ-၏။ အာတာပိ-သည်။
သမ္ပဇာနော-သည်။ သတိမာ-သည်။ ဟုတုာ-၍၊ လောကေ-ဝေဒနာဟူသော
လောက၌၊ အဘိဇ္ဈာဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ ဝေဒနဒယု-လောကီဝေဒနာ
တို့၌၊ ဝါ-တေဘူမက ဝေဒနာတို့၌၊ ဝေဒနာနုပဿီ-လောကီ ဝေဒနာ တို့ကို
အဖန်ဖန်ရှုတတ်သည်။ ဟုတုာ-၍၊ ဝိဟရတိ-၏။ အာတာပိ-သည်။ သမ္ပဇာနော-
သည်။ သတိမာ-သည်။ ဟုတုာ-၍၊ လောကေ-စိတ်ဟူသောလောက၌၊ အဘိဇ္ဈာ
ဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ စိတ္တေ-လောကီစိတ်၌၊ ဝါ-တေဘူမကစိတ်၌၊
စိတ္တာနုပဿီ-လောကီစိတ်ကို အဖန်ဖန်ရှုတတ်သည်။ ဟုတုာ-၍၊ ဝိဟရတိ-၏။
အာတာပိ-သည်။ သမ္ပဇာနော-သည်။ သတိမာ-သည်။ ဟုတုာ-၍၊ လောကေ-
ဓမ္မဟုဆိုအပ်သောလောက၌၊ ဝါ-ဥပါဒါန်ဟုဆိုအပ်သောလောက၌၊ အဘိဇ္ဈာ
ဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ ဓမ္မေသု-လောကီတရားတို့၌၊ ဝါ-ဥပါဒါန်တရား
တို့၌၊ ဓမ္မာနုပဿီ-လောကီတရားကို အဖန်ဖန်ရှုတတ်သည်။ ဟုတုာ-၍၊ ဝိဟရတိ-
၏။ ဣတိ-သို့၊ စတ္တာရော-တို့သည်။ ဟောန္တိ-ကုန်၏။ (၁)။

သမ္ပပ္ပဓာနာ-တို့သည်။ အာဂုသော-တို့၊ ဣမ ဣမသ္မိံ သာသနော-၌၊ ဘိက္ခု-
သည်။ အနုပ္ပန္နာနံ-မဖြစ်ကုန်သေးသော၊ ဝါ-ဖြစ်ပြီးသော အကုသိုလ်နှင့်မတူ
ကုန်သော၊ ပါပကာနံ-ယုတ်မာကုန်သော၊ အကုသလာနံ-အကုသိုလ်ဖြစ်ကုန်
သော၊ ဓမ္မာနံ-တရားတို့၏။ အနုပ္ပာဒါယ-မဖြစ်ခြင်းငှာ၊ ဆန္ဒ-ကတ္တုကမ္ပတာ
ကုသလစ္ဆန္ဒကို၊ ဇနေတိ-ဖြစ်စေ၏။ ဝါယမတိ-အားထုတ်၏။ ဝိရိယံ-ဝိရိယကို၊
အာရတတိ-အားထုတ်၏။ စိတ္တံ-စိတ်ကို၊ ပဂ္ဂဏှာတိ-ချီးမြှောက်အားပေး၏။
ပဒဟတိ-အားထုတ်၏။ ဥပ္ပန္နာနံ-ဖြစ်ကုန်ပြီးသော၊ ပါပကာနံ-ကုန်သော၊
အကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့ကို၊ ပဟာနာယ-ပယ်ခြင်းငှာ၊ ဆန္ဒ-ကို၊
ဇနေတိ-၏။ ဝါယမတိ-၏။ ဝိရိယံ-ကို၊ အာရတတိ-၏။ စိတ္တံ-ကို၊ ပဂ္ဂဏှာတိ-၏။
ပဒဟတိ-၏။ အနုပ္ပန္နာနံ-မဖြစ်ကုန်သေးသော၊ ဝါ-ဖြစ်ပြီးသော အကုသိုလ်နှင့်
မတူကုန်သော၊ ကုသလာနံ-ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ-တို့၏။ ဥပ္ပာဒါယ-

ဌာ၊ ဆန္ဒ-ကို၊ ဇနေတိ-၏၊ ဝါယမတိ-၏၊ ဝိရိယံ-ကို၊ အာရဘတိ-၏၊ စိတ္တံ-ကို၊ ပဂ္ဂဏှာတိ-၏၊ ပဒဟတိ-၏၊ ဥပ္ပန္နာနံ-ကုန်ပြီးသော၊ ကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့၏၊ ဌိတိယာ-တည်ခြင်းငှာလည်းကောင်း၊ အသမ္မောသာယမပျောက်ပျက်ခြင်းငှာလည်းကောင်း၊ ဘိယျောဘာဝါယ-လွန်စွာဟိုးပွားခြင်းငှာလည်းကောင်း၊ ဝေပုလ္လာယ-ပြန်ပြောင်းသည်၏အဖြစ်ဟူသော အကျိုးငှာလည်းကောင်း၊ ဘာဝနာယ-ဘာဝနာ၏၊ ပါရိပူရိယာ-ပြည့်စုံလုံလောက်ခြင်းငှာလည်းကောင်း၊ ဆန္ဒ-ကတ္တုကမ္ပတာကုသလစ္ဆန္ဒကို၊ ဇနေတိ-ဖြစ်စေ၏၊ ဝါယမတိ-အားထုတ်၏၊ ဝိရိယံ-ဝိရိယကို၊ အာရဘတိ-အားထုတ်၏၊ စိတ္တံ-ကို၊ ဗျာဏှာတိ-ချီးမြှောက်အားပေး၏၊ ပဒဟတိ-အားထုတ်၏၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂)။

ဣဒ္ဓိပါဒါ-ဣဒ္ဓိပါဒိတို့သည်၊ အာဝုသော-တို့၊ ဣမဣသ္မိံ သာသနေ-ဌိ၊ ဘိက္ခု-သည်၊ ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ-ဆန္ဒဟူသော အကြီးအမှူးရှိသော သမာဓိ၊ အားထုတ်ကြောင်းဖြစ်သော ပြုပြင်စီရင်တတ်သော လုံ့လနှင့်ကောင်းစွာလျော်စွာယှဉ်သော၊ ဝါ-ဆန္ဒဟူသော အကြီးအမှူးရှိသော သမာဓိ၊ မြတ်သည်ဖြစ်၍ဖြစ်သော ပြုပြင်စီရင်တတ်သော လုံ့လနှင့်ကောင်းစွာလျော်စွာယှဉ်သော၊ ဣဒ္ဓိပါဒိ-ဣဒ္ဓိပါဒိကို၊ ဘာဝေတိ-ဖြစ်စေ၏၊ ဝါ-ပွားစေ၏၊ စိန္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ-စိတ်ဟူသော အကြီးအမှူးရှိသော သမာဓိ၊ အားထုတ်ကြောင်းဖြစ်သော ပြုပြင်စီရင်တတ်သော လုံ့လနှင့် ကောင်းစွာလျော်စွာယှဉ်သော၊ ဝါ-စိတ်ဟူသော အကြီးအမှူးရှိသော သမာဓိ၊ မြတ်သည်ဖြစ်၍ဖြစ်သော ပြုပြင်စီရင်တတ်သော လုံ့လနှင့် ကောင်းစွာလျော်စွာယှဉ်သော၊ ဣဒ္ဓိပါဒိ-ကို၊ ဘာဝေတိ-၏၊ ဝိရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ-ဝိရိယဟူသော အကြီးအမှူးရှိသော သမာဓိ၊ အားထုတ်ကြောင်းဖြစ်သော ပြုပြင်စီရင်တတ်သော လုံ့လနှင့် ကောင်းစွာလျော်စွာယှဉ်သော၊ ဝါ-ဝိရိယဟူသော အကြီးအမှူးရှိသော သမာဓိ၊ မြတ်သည်ဖြစ်၍ဖြစ်သော ပြုပြင်စီရင်တတ်သော လုံ့လနှင့် ကောင်းစွာလျော်စွာယှဉ်သော၊ ဣဒ္ဓိပါဒိ-ကို၊ ဘာဝေတိ-၏၊ ဝိမံသာသမာဓိပဓာနသင်္ခါရသမန္နာဂတံ-ဝိမံသာဟူသော အကြီးအမှူးရှိသော သမာဓိ၊ အားထုတ်ကြောင်းဖြစ်သော ပြုပြင်စီရင်တတ်သော လုံ့လနှင့် ကောင်းစွာလျော်စွာယှဉ်သော၊ ဝါ-ဝိမံသာဟူသော အကြီးအမှူးရှိသော သမာဓိ၊ မြတ်သည် ဖြစ်၍ဖြစ်သော ပြုပြင်စီရင်တတ်သော လုံ့လနှင့် ကောင်းစွာလျော်စွာယှဉ်သော၊ ဣဒ္ဓိပါဒိ-ကို၊ ဘာဝေတိ-၏၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃)။

ဈာနာနိ-ဈာနိတို့သည်၊ အာဝုသော-တို့၊ ဣမဣသ္မိံ သာသနေ-ဌိ၊ ဘိက္ခု-သည်၊ ကာမေဟိ-ဝတ္ထုကာမ၊ ကိလေသာကာမတို့မှ၊ ဝိဝိဇ္ဇေဝ-ကင်း၍ ဆိတ်၍

သာယျင်၊ အကုသလေဟိ-အကုသိုလ်-ဖြစ်ကုန်သော၊ ဓမ္မေဟိ-နိဝရဏတရား
 တို့မှ၊ ဝိဝိစ္စဇဝ-ကင်း၍ ဆိတ်၍သာယျင်၊ သဝိဟက္ကံ-ဝိတက်နှင့်လည်း တက္ကဖြစ်
 သော၊ သဝိစာရံ-ဝိစာရလည်းရှိသော၊ ဝိဝေကဇံ-နိဝရဏတို့မှ ကင်းဆိတ်သော
 သမ္ပယုတ်တရားအစဉ်ဖြစ်သော၊ ပီတိသုခံ-ပီတိသုခရှိသော၊ (တစ်နည်း) ဝိဝေ
 ကဇံ ပီတိသုခံ-နိဝရဏတို့၏ကင်းခြင်း၊ ဆိတ်ခြင်းကြောင့်ဖြစ်သော၊ ပီတိသုခရှိ
 သော၊ ဝါ-နိဝရဏတို့မှ ကင်းဆိတ်သော သမ္ပယုတ်တရားအစဉ်ဖြစ်သော ပီတိ
 သုခရှိသော၊ ဝါ-နိဝရဏတို့သည် ကင်းဆိတ်စေအပ်သော သမ္ပယုတ်တရားအစဉ်
 ဖြစ်သော ပီတိသုခရှိသော၊ ပဌမံ-ရှေးဦးစွာ ရအပ်သော၊ ဝါ- ရှေးဦးစွာ
 ရောက်အပ်သော၊ ဝါ-ရှေးဦးစွာ ဝင်စားအပ်သော၊ ဈာန်-ဈာန်သို့၊ ဝါ-ကို၊
 ဥပသမ္ပဇ္ဇ-ရောက်၍၊ ဝါ-ပြီးစေ၍၊ ဝိဟရတိ-နေ၏၊ ဝိတက္ကဝိစာရာနံ-ဝိတက်
 ဝိစာရတို့၏၊ ဝူပသမာ-ငြိမ်းအေးခြင်းကြောင့်၊ အဇ္ဈတ္တံ-အဇ္ဈတ္တသန္တာန်၌ ဖြစ်
 သော၊ သမ္ပသာဒနံ-ကြည်လင်စေတတ်သော သဒ္ဓါရှိသော၊ စေတသော-
 စိတ်၏၊ ဧကောဒိဘာဝံ-မြတ်သည်ဖြစ်၍ဖြစ်သော သမာဓိကို ပွားစေတတ်သော၊
 ဝါ-အဖော်မပါသည်ဖြစ်၍ဖြစ်သော သမာဓိကိုပွားစေတတ်သော၊ (တစ်နည်း)
 စေတသော-စိတ်ကို၊ သမ္ပသာဒနံ-ကြည်လင်စေတတ်သော၊ စေတသော-၏၊
 ဧကောဒိဘာဝံ-သော၊ အဝိတက္ကံ- ဝိတက်လည်းမရှိသော၊ အဝိစာရံ-ဝိစာရ
 လည်း မရှိသော၊ သမာဓိဇံ-ပထမဈာန်သမာဓိကြောင့်ဖြစ်သော၊ ဝါ-သမ္ပယုတ်
 သမာဓိကြောင့်ဖြစ်သော၊ ပီတိသုခံ-ပီတိသုခရှိသော၊ (တစ်နည်း) သမာဓိဇံ
 ပီတိသုခံ-ပထမဈာန် သမာဓိကြောင့်ဖြစ်သော ပီတိသုခရှိသော၊ ဝါ-သမ္ပယုတ်
 သမာဓိကြောင့်ဖြစ်သော ပီတိသုခရှိသော၊ ဒုတိယံ-နှစ်ခုတို့၏ ပြည့်ကြောင်း
 ဖြစ်သော၊ ဝါ-နှစ်ကြိမ်မြောက် ရအပ်သော၊ ဝါ-နှစ်ကြိမ်မြောက် ရောက်အပ်
 သော၊ ဝါ-နှစ်ကြိမ်မြောက် ဝင်စားအပ်သော၊ ဈာန်-သို့၊ ဥပသမ္ပဇ္ဇ-၍၊
 ဝိဟရတိ-၏၊ ပီတိယာ-ပီတိကို၊ ဝိရာဂါစ-စင်ဆုပ်ခြင်းကြောင့် လည်းကောင်း၊
 ပီတိယာ-ပီတိ၏၊ ဝူပသမာ စ-ငြိမ်းအေးခြင်းကြောင့် လည်းကောင်း၊ (တစ်
 နည်း) ပီတိယာ-ကို၊ ဝိရာဂါ စ-လွန်မြောက်ခြင်းကြောင့် လည်းကောင်း၊
 ဝိတက္ကဝိစာရာနံ-ဝိတက်ဝိစာရတို့၏၊ ဝူပသမာ စ-ငြိမ်းအေးခြင်းကြောင့် လည်း
 ကောင်း၊ ဥပေက္ခာကော-လျစ်လျူ ရှုတတ်သော တတြမဇ္ဈတ္တပေက္ခာ ရှိသည်၊
 ဟုတွာ စ-ဖြစ်၍လည်း၊ ဝိဟရတိ-၏၊ သဘော စ-အောက်မေ့ တတ်သော သတိ
 ရှိသည်လည်း၊ သမ္ပဇာနော စ-ကောင်းစွာ အပြားအားဖြင့် သိတတ်သော
 ဉာဏ်ပညာ ရှိသည်လည်း၊ ဟောတိ-၏၊ သဘော-သည်၊ သမ္ပဇာနော-သည်၊
 ဟုတွာ စ-၍လည်း၊ သုခဉ္စ-သုခဇဝဒနာ ကိုလည်း၊ ကာယေန-ရူပကာယ၊
 နာမကာယဖြင့်၊ ပဋိသံခဝဒေတိ-ခံစား၏၊ ယံ တတိယဈာန်-အကြွင်း တတိယ
 ဈာန်ကြောင့်၊ ဝါ-အကြွင်း တတိယဈာန် ဟူသော အကြောင်းကြောင့်၊ တံ
 တတိယဈာန်သမဂ္ဂိပုဂ္ဂလံ-ထိုတတိယဈာန်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို၊ အရိယာ-

☐

ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူကြကုန်သော ဘုရား
 ပစ္စေကဗုဒ္ဓါ သာဝကတို့သည်၊ အာစိက္ခန္ဓိ-ပြောဟောတော်မူကြကုန်၏။ ဝါ-
 ချီးမွမ်းတော်မူကြကုန်၏။ ကိ-သို့၊ အာစိက္ခန္ဓိ-ကုန်သနည်း၊ အယံပုဂ္ဂလော-
 ဤပုဂ္ဂိုလ်သည်၊ ဥပေက္ခာကော-လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တပေက္ခာ
 ရှိသည်၊ သတိမာ-အောက်မေ့တတ်သောသတိရှိသည်၊ ဟုတော-၍၊ သုခဝိဘာရိ-
 ချမ်းသာစွာနေလေ့ရှိ၏။ ဝါ-ချမ်းချမ်းသာသာနေလေ့ရှိ၏။ ဣတိ-သို့၊ အာစိက္ခန္ဓိ-
 ကုန်၏၊ တတိယံ-သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော၊ တံ ဈာန်-ကို၊ ဥပသမ္ပဇ္ဇ-၍၊
 ဝိဟရတိ-၏၊ ပုဗ္ဗေဝ-စတုတ္ထဈာန်ကိုမရမီ ရှေးအဖို့၌ဖြစ်သော လေးပါးသော
 ဈာန်တို့၏ ဥပစာရ ခဏ၌သာလျှင်၊ သုခဿ-ကာယိကသုခဝေဒနာကို၊ ပဟာ-
 နာစ-ပယ်ခြင်းကြောင့် လည်းကောင်း၊ ဒုက္ခဿ- ကာယိကဒုက္ခဝေဒနာကို၊
 ပဟာနာစ-ပယ်ခြင်းကြောင့် လည်းကောင်း၊ သောမနဿ ဒေါမနဿာနံ-
 သောမနဿ ဒေါမနဿတို့၏၊ ဝါ-ကောင်းသောစိတ်ရှိသော ပုဂ္ဂိုလ်၏ ဖြစ်
 ကြောင်းဖြစ်ရာဖြစ်သော စေတသိက သုခဝေဒနာ၊ မကောင်းသောစိတ်ရှိသော
 ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော စေတသိက ဒုက္ခဝေဒနာတို့၏၊ အတ္ထင်္ဂ-
 မာစ-ချုပ်ခြင်းကြောင့် လည်းကောင်း၊ အဒုက္ခမသုခံ-ဒုက္ခလည်းမရှိ သုခလည်း
 မရှိသော၊ ဥပေက္ခာသတိပါရိသုဒ္ဓိ-တတြမဇ္ဈတ္တပေက္ခာသည် ဖြစ်စေအပ်သော
 သတိ၏ စင်ကြယ်သည်၏အဖြစ်ရှိသော၊ စတုတ္ထံ-လေးခုတို့၏ ပြည့်ကြောင်းဖြစ်
 သော၊ ဈာန်-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊
 ဓဟာန္တိ-ကုန်၏။ (၄)။

၃၀၇။ သမာဓိဘာဝနာ-သမာဓိကိုဖြစ်စေခြင်းတို့သည်၊ ဝါ-သမာဓိကို
 ပွားစေခြင်းတို့သည်၊ ဝါ-ပွားစေအပ်သောသမာဓိတို့သည်၊ အာရုသော-တို့၊
 ဘာဝိတာ-ဖြစ်စေအပ်သော၊ ဝါ-ပွားစေအပ်သော၊ ဗဟုလိကတာ-မများ
 သော်လည်း များသကဲ့သို့ ပြုအပ်သော၊ ဝါ-ကြိမ်ဖန်များစွာ အလေ့အလာ
 ပြုအပ်သော၊ ယာ သမာဓိဘာဝနာ-အကြင်သမာဓိကိုဖြစ်စေခြင်းသည်၊ ဝါ-
 အကြင် သမာဓိကို ပွားစေခြင်းသည်၊ ဝါ-အကြင် ပွားစေအပ်သော သမာဓိ
 သည်၊ ဒိဋ္ဌဓမ္မသုခဝိဟာရာယ-မျက်မှောက်ထင်ထင် ရှုမြင်အပ်သောသဘောဟု
 ဆိုအပ်သော ပစ္စက္ခအတ္တဘော၌ ချမ်းသာစွာနေကြောင်းဖြစ်သော ဖလသမာ-
 ပတ္တိဈာန်အကျိုးငှာ၊ ဝါ-မျက်မှောက်ထင်ထင် ရှုမြင်အပ်သောသဘောဟု
 ဆိုအပ်သော ပစ္စက္ခအတ္တဘော၌ ဖလသမာပတ္တိချမ်းသာဖြင့် နေရခြင်းငှာ၊
 သံဝတ္တတိ-ဖြစ်၏။ သာ သမာဓိဘာဝနာ-သည်၊ အတ္ထိ-ရှိ၏၊ အာရုသော-တို့၊
 ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ သမာဓိဘာဝနာ-သည်၊ ဉာဏ-
 ဒဿနပဋိလက္ခဏာယ-သိမြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကိုရခြင်းငှာ၊ သံဝတ္တတိ-
 ၏၊ သာ သမာဓိဘာဝနာ-သည်၊ အတ္ထိ-၏၊ အာရုသော-တို့၊ ဘာဝိတာ-သော၊

ဗဟုလိကတာ-သော၊ ယာ သမာဓိဘာဝနာ-သည်၊ သတိသမ္ပုဇဉာယ-သတိ
 သမ္ပုဇဉ်အကျိုးငှာ၊ သံဝတ္တတိ-၏၊ သာ သမာဓိဘာဝနာ-သည်၊ အတ္ထိ-၏၊
 အာရုသော-တို့၊ ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ သမာဓိဘာဝနာ-
 သည်၊ အာသဝါနိ-တို့၏၊ ခယာယ-ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ်အကျိုး
 ငှာ၊ သံဝတ္တတိ-၏၊ သာ သမာဓိဘာဝနာ-သည်၊ အတ္ထိ-၏၊ ဣတိ-သို့၊
 စတသော-တို့သည်၊ ဟောန္တိ-ကုန်၏။

အာရုသော-တို့၊ ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ သမာဓိ-
 ဘာဝနာ-သည်၊ ဒိဋ္ဌဓမ္မသုခဝိဟာရာယ-ငှာ၊ သံဝတ္တတိ-၏၊ သာ သမာဓိဘာဝနာ-
 သည်၊ ကတမာစ-အဘယ်နည်း၊ အာရုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-ဦး၊
 ဘိက္ခု-သည်၊ ကာမေဟိ-တို့မှ၊ ဝိဝိစ္စေဝ-၍သာလျှင်၊ အကုသလေဟိ-ကုန်
 သော၊ ဓမ္မေဟိ-တို့မှ၊ ဝိဝိစ္စေဝ-၍သာလျှင်၊ သဝိတက္ကံ-သော၊ သဝိစာရံ-သော၊
 ဝိဝေကဇံပိတိသုခံ-သော၊ ပဌမံ-သော၊ ဈာန်-သို့၊ ဥပသမ္ပုဇ-၍၊ ဝိဟရတိ-
 ၏၊ ဝိတက္ကဝိစာရာနံ-တို့၏၊ ဥပသမာ-ကြောင့်၊ အဇ္ဈတ္တိ-သော၊ သမ္ပသာဒနံ-
 သော၊ စေတသော-၏၊ ကောဒိဘာဝံ-သော၊ အဝိတက္ကံ-သော၊ အဝိစာရံ-
 သော၊ သမာဓိဇံ ပိတိသုခံ-သော၊ ဒုတိယံ-သော၊ ဈာန်-သို့၊ ဥပသမ္ပုဇ-၍၊
 ဝိဟရတိ-၏၊ ပိတိယာ-ကို၊ ဝိရာဂါစ-ကြောင့်လည်းကောင်း၊ ပိတိယာ-၏၊
 ဥပသမာစ-ကြောင့်လည်းကောင်း၊ ဥပေက္ခကော-သည်၊ ဟုတွာစ-၍လည်း၊
 ဝိဟရတိ-၏၊ သတောစ-သည်လည်းကောင်း၊ သမ္ပဇာနောစ-သည်လည်း
 ကောင်း၊ ဟောတိ-၏၊ သတော-သည်၊ သမ္ပဇာနော-သည်၊ ဟုတွာစ-၍
 လည်း၊ သုခဉ္စ-ကိုလည်း၊ ကာယေန-ဖြင့်၊ ပဋိသံဝေဒေတိ-၏၊ ယံ တတိယံ-
 ဈာန်-ကြောင့်၊ တံတတိယဈာန်သမဂ်ပုဂ္ဂလံ-ကို၊ အရိယာ-တို့သည်၊ အယံ-
 ပုဂ္ဂလော-သည်၊ ဥပေက္ခကော-သည်၊ သတိမာ-သည်၊ ဟုတွာ-၍၊ သုခဝိဟာရိ-
 ။ပ။ ဣတိ-သို့၊ အာစိက္ခန္တိ-ကုန်၏၊ တတိယံ-သော၊ တံ ဈာန်-သို့၊ ဥပသမ္ပုဇ-
 ၍၊ ဝိဟရတိ-၏၊ ပုဗ္ဗေဝ-၍သာလျှင်၊ သုခဿ-ကို၊ ပဟာနာစ-ကြောင့်လည်း
 ကောင်း၊ ဒုက္ခဿ-ကို၊ ပဟာနာစ-ကြောင့်လည်းကောင်း၊ သောမနဿ
 ဒေါမနဿာနံ-တို့၏၊ အတ္ထဂံမာစ-ကြောင့်လည်းကောင်း၊ အဒုက္ခမသုခံ-သော၊
 ဥပေက္ခာသတိ ပါရိသုဒ္ဓိံ-သော၊ စတုတ္ထံ-သော၊ ဈာန်-သို့၊ ဥပသမ္ပုဇ-၍၊
 ဝိဟရတိ-၏၊ အာရုသော-တို့၊ ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ-
 သမာဓိဘာဝနာ-သည်၊ ဒိဋ္ဌဓမ္မသုခဝိဟာရာယ-ငှာ၊ သံဝတ္တတိ-၏၊ သာ သမာဓိ-
 ဘာဝနာ-သည်၊ အယံ-ဤလေးပါးသောဈာန်ပင်တည်း။ (၅-၁)။

အာရုသော-တို့၊ ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ သမာဓိ
 ဘာဝနာ-သည်၊ ဉာဏဒဿနပဋိလာဘာယ-ငှာ၊ သံဝတ္တတိ-၏၊ သာ သမာဓိ
 ဘာဝနာ-သည်၊ ကတမာစ-နည်း၊ အာရုသော-တို့၊ ဣဓဣမသ္မိံ သာသနေ-ဦး၊

ဘိက္ခု-သည်၊ အာလောကသညံ-အရောင်အလင်း၌ဖြစ်သော သညာကို၊ ဝါ-
 အရောင်အလင်းဟူ၍ ဖြစ်သောသညာကို၊ မနသိ-စိတ်၌၊ ကရောတိ-ထား၏၊
 (တစ်နည်း) မနသိကရောတိ-နှလုံးသွင်း၏၊ ဒိဝါသညံ-နေဟူ၍ဖြစ်သောသညာ
 ကို၊ အဓိဋ္ဌာတိ-ဆောက်တည်၏၊ ဝါ-နှလုံးသွင်း၏၊ ဒိဝါ-နေအခါ၌၊ အာ-
 လောကော-အရောင် အလင်းကို၊ ဒိဋ္ဌောယထာ-မြင်အပ်သကဲ့သို့၊ တထာ-တူ၊
 ရတ္တိ-ညဉ့်အခါ၌၊ အာလောကံ-အရောင်အလင်းကို၊ မနသိ-၌၊ ကရောတိ-၏၊
 (တစ်နည်း) မနသိကရောတိ-၏၊ ရတ္တိ-၌၊ အာလောကော-ကို၊ ဒိဋ္ဌောယထာ-
 သို့၊ တထာ-တူ၊ ဒိဝါ-၌၊ အာလောကံ-ကို၊ မနသိ ကရောတိ-၏၊ ဣတိ-သို့၊
 ဝါ-ဤ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်၊ ဝိဝဇ္ဇေန- ဖွင့်အပ်သော၊ ဝါ-မပိတ်ဆို
 အပ်သော၊ အဖရိယောနဒ္ဓေန-တက်ဝန်းကျင်မှ မမြေးယွက်အပ်သော၊ ဝါ-
 ထက်ဝန်းကျင်မှ မဖုံးလွှမ်းအပ်သော၊ စေတသာ-စိတ်ဖြင့်၊ သပ္ပဘာသံ-ဉာဏ်
 တည်းဟူသော အရောင်အလင်းနှင့်တကွဖြစ်သော၊ စိတ္တံ-ပါဒက ဈာန်စိတ်ကို၊
 ဘာဝေတိ-ဖြစ်စေ၏၊ ဝါ-ပွားစေ၏၊ အာဝုသော-တို့၊ ဘာဝိတာ-သော၊
 ဗဟုလိကတာ-သော၊ ယာ သမာဓိဘာဝနာ-သည်၊ ဉာဏဒဿနပဋိလာဘာယ-
 ဌာ၊ သံဝတ္ထတိ-၏၊ သာ သမာဓိဘာဝနာ-သည်၊ အယံ-ဤ ပါဒကဈာန်စိတ်
 ပင်တည်း။ (၅-၂)။

အာဝုသော-တို့၊ ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ သမာဓိ
 ဘာဝနာ-သည်၊ သတိသမ္ပညောယ-ဌာ၊ သံဝတ္ထတိ-၏၊ သာ သမာဓိဘာဝနာ-
 သည်၊ ကတမာ စ-နည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု
 နော-ကုန်ပြီးသော အာသဝေါရှိသောရဟန္တာ ရဟန်းအာ၊ ဝေဒနာ-ဝေဒနာ
 တို့သည်၊ ဝိဒိတာ-ထင်ရှားကုန်သည်၊ ဟုတော-ကုန်၍၊ ဥပုဇ္ဇန္တိ-ဖြစ်ကုန်၏၊
 ဝိဒိတာ-ကုန်သည်၊ ဟုတော-ကုန်၍၊ ဥပုဇ္ဇဟန္တိ-ထင်ကုန်၏၊ ဝိဒိတာ-ကုန်သည်၊
 ဟုတော-ကုန်၍၊ အဗ္ဘတ္တံ-ကွယ်ပျောက်ချုပ်ငြိမ်းခြင်းသို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏၊
 သညာ-သညာတို့သည်၊ ဝိဒိတာ-ကုန်သည်၊ ဟုတော-ကုန်၍၊ ဥပုဇ္ဇန္တိ-ကုန်၏၊
 ဝိဒိတာ-ကုန်သည်၊ ဟုတော-ကုန်၍၊ ဥပုဇ္ဇဟန္တိ-ကုန်၏၊ ဝိဒိတာ-ကုန်သည်၊
 ဟုတော-ကုန်၍၊ အဗ္ဘတ္တံ-သို့၊ ဂစ္ဆန္တိ-ကုန်၏၊ ဝိတက္ကာ-ဝိတက်တို့သည်၊ ဝိဒိတာ-
 ကုန်သည်၊ ဟုတော-ကုန်၍၊ ဥပုဇ္ဇန္တိ-ကုန်၏၊ ဝိဒိတာ-ကုန်သည်၊ ဟုတော-ကုန်၍၊
 ဥပုဇ္ဇဟန္တိ-ကုန်၏၊ ဝိဒိတာ-ကုန်သည်၊ ဟုတော-ကုန်၍၊ အဗ္ဘတ္တံ-သို့၊ ဂစ္ဆန္တိ-
 ကုန်၏၊ အာဝုသော-တို့၊ ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ သမာဓိ
 ဘာဝနာ-သည်၊ သတိသမ္ပညောယ-ဌာ၊ သံဝတ္ထတိ-၏၊ သာ သမာဓိဘာဝနာ-
 သည်၊ အယံ-ဤ သီခါပတ္တဖြစ်သော ဝိပဿနာ သမာဓိဘာဝနာ၊ ဝိပဿနာ
 သမာဓိဘာဝနာ၏ အခြေခံဖြစ်သော ဈာန်သမာပတ္တိ သမာဓိဘာဝနာ ပေ
 တည်း။ (၅-၃)။

အာဝုဿော-တို့၊ ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ သမာဓိ-
 တာဝနာ-သည်၊ အာသဝါနံ-တို့၏၊ ခယာယ-ငှာ၊ သံဝတ္တတိ-၏၊ သာ သမာဓိ
 တာဝနာ-သည်၊ ကတမာ ခ-နည်း၊ အာဝုဿော-တို့၊ ဣမ ဣမသ္မိ သာသနေ-
 ဌိ၊ ဘိက္ခု-သည်၊ ပဉ္စသု-ငါးပါးကုန်သော၊ ဥပါဒါနက္ခန္ဓေသု-ဥပါဒါနက္ခန္ဓာ
 တို့၌၊ ဝါ-ဥပါဒါနံ အစုတို့၌၊ ရူပံ-ရုပ်သည်၊ ဣတိ-ဤသို့သော သဘောရှိ၏၊
 ရူပဿ-၏၊ သမုဒယော-ဖြစ်ခြင်းသည်၊ ဣတိ-ဤသို့သော သဘောရှိ၏၊ ရူပဿ-
 ၏၊ အတ္တဂံမော-ချုပ်ခြင်းသည်၊ ဣတိ-ဤသို့သော သဘောရှိ၏၊ ဝေဒနာ-
 ဝေဒနာသည်၊ ဣတိ-ဤသို့သော သဘောရှိ၏၊ ဝေဒနာယ-၏၊ သမုဒယော-
 သည်၊ ဣတိ-၏၊ ဝေဒနာယ-၏၊ အတ္တဂံမော-သည်၊ ဣတိ-၏၊ သညာ-သညာ
 သည်၊ ဣတိ-၏၊ သညာယ-၏၊ သမုဒယော-သည်၊ ဣတိ-၏၊ သညာယ-၏၊
 အတ္တဂံမော-သည်၊ ဣတိ-၏၊ သင်္ခါရာ-သင်္ခါရတို့သည်၊ ဣတိ-ဤသို့သော
 သဘောရှိကုန်၏၊ သင်္ခါရာနံ-တို့၏၊ သမုဒယော-သည်၊ ဣတိ-၏၊ သင်္ခါရာနံ-
 တို့၏၊ အတ္တဂံမော-သည်၊ ဣတိ-၏၊ ဝိညာဏံ-ဝိညာဏ်သည်၊ ဣတိ-၏၊ ဝိညာ-
 ဏာယ-၏၊ သမုဒယော-သည်၊ ဣတိ-၏၊ ဝိညာဏာယ-၏၊ အတ္တဂံမော-သည်၊
 ဣတိ-၏၊ ဣတိ-သို့၊ ဥဒယဗ္ဗယာနုပဿိ-ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုခြင်း
 အလေ့ရှိသည်၊ ဝါ-ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုတတ်သည်၊ ဟုတွာ-၍၊
 ဝိဟရတိ-၏၊ အာဝုဿော-တို့၊ ဘာဝိတာ-သော၊ ဗဟုလိကတာ-သော၊ ယာ
 သမာဓိတာဝနာ-သည်၊ အာသဝါနံ-တို့၏၊ ခယေ-၌၊ သံဝတ္တတိ-၏၊ သာ
 သမာဓိတာဝနာ-သည်၊ အယံ-ဤ အာသုက္ခယဉာဏ်၏ အခြေခံဖြစ်သော ဈာန်
 သမာပတ္တိပေတည်း။ (၅-၄)။

၃၀၀။ အပ္ပမညာ-အပ္ပမညာတို့သည်၊ ဝါ-တစ်ယောက်တည်းသော ပုဂ္ဂိုလ်
 ၌သော်လည်း အတိုင်းအရှည်ကို မယူသောအားဖြင့် အကြွင်းမဲ့ ဖြန့်ခြင်းကြောင့်
 ယူအပ်၊ ယူသင့်၊ ယူထိုက်သော အတိုင်းအရှည်မရှိသော တရားတို့သည်၊ ဝါ-
 အတိုင်းအရှည်မရှိသော သတ္တဝါတို့၌ဖြစ်သော တရားတို့သည်၊ အာဝုဿော-တို့၊
 ဣမ ဣမသ္မိ သာသနေ-၌၊ ဘိက္ခု-သည်၊ မေတ္တာသဟဂတေန-မေတ္တာနှင့်တကွ
 ဖြစ်သော၊ စေတသာ-စိတ်ဖြင့်၊ ကေ-ဘစ်ပါးသော၊ ဒိသံ-အရပ်မျက်နှာကို၊
 ဝါ-အရပ်မျက်နှာ၌တည်ရှိသော သတ္တဝါအပေါင်းကို၊ ဖရိတွာ-ဖြန့်၍၊ ဝါ-
 ပျံ့နှံ့စေ၍၊ ဝိဟရတိ-နေ၏၊ တထာ-ထို့အတူ၊ ဒုတိယံ-နှစ်ခုတို့၏ ပြည့်ကြောင်း
 ဖြစ်သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ တထာ-တူ၊ တတိယံ-သုံးခု
 တို့၏ ပြည့်ကြောင်းဖြစ်သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ တထာ-တူ၊
 စတုတ္ထံ-လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-
 ၏၊ ဣတိ-ဤနည်းအတူ၊ ဝါ-ဤနည်းအတိုင်း၊ ဥဒ္ဓံ-အထက်အရပ်ကို၊ ဝါ-
 အထက်အရပ်၌ တည်ရှိသော သတ္တဝါအပေါင်းကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏။

ဣတိ-တု၊ အဓော-အောက်အရပ်ကို၊ ဝါ-အောက်အရပ်၌တည်ရှိသော သတ္တဝါ
 အပေါင်းကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-တိုင်း၊ တိရိယံ-ဖိလာ ကန့်လန့်
 ဖြတ် ထောင့်အရပ်ကို၊ ဝါ- ဖိလာကန့်လန့်ဖြတ် ထောင့်အရပ်၌ တည်ရှိသော
 သတ္တဝါအပေါင်းကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-တု၊ သဗ္ဗမိ-အလုံးစုံ
 သော အရပ်မျက်နှာတို့၌၊ သဗ္ဗတ္တတာယ-အလုံးစုံသောစိတ် ရှိသည်၏အဖြစ်ဖြင့်၊
 သဗ္ဗာဝန္တံ-အလုံးစုံသော အစိတ်ရှိသော၊ လောကံ-သတ္တလောကကို၊ မေတ္တာသဟ
 ဂတေန-မေတ္တာနှင့် တကွဖြစ်သော၊ ဝိပုလေန-ပြန်ပြောသော၊ မဟဂ္ဂတေန-
 မြတ်သည်၏အဖြစ်သို့ ရောက်သော၊ ဝါ-မြတ်သော ဈာနလာဘိပုဂ္ဂိုလ်တို့သည်
 ရောက်အပ်သော၊ အပ္ပမာဏေန-အတိုင်းအရှည် မရှိသော၊ ဝါ-ကြီးပွားသော
 အတိုင်းအရှည် ရှိသော၊ အဝေရေန-ရန် မရှိသော၊ အဗျာပဇ္ဇေန-ဟိတ သူခကို
 ဖျက်ဆီးတတ်သော ဒေါသမရှိသော၊ ဝါ-ဟိတသူကို ဖျက်ဆီးတတ်သော
 ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော၊ စေတသာ-စိတ်ဖြင့်၊ ဖရိတွာ-ဖြန်၍၊ ဝါ-
 ပျံ့နှံ့စေ၍၊ ဝိဟရတိ-၏၊ ကရုဏာသဟဂတေန-ကရုဏာနှင့် တကွဖြစ်သော၊
 စေတသာ-စိတ်ဖြင့်၊ ဧကံ-သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏။

(ကြွင်းသောပေယျာလကို မေတ္တာ သဟဂတေန စေတသာ စသောဝါကျ၌
 ကဲ့သို့ ယောဇနာရမည်ပင်ဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ဖော်ခဲ့တော့လတ္တံ့။)

(တထာဒုတိယံ။ တထာတတိယံ။ တဇာစတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ
 သဗ္ဗမိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ ကရုဏာ သဟဂတေန စေတသာ
 ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ
 ဝိဟရတိ။) မုဒိတာသဟဂတေန-မုဒိတာနှင့် တကွဖြစ်သော၊ စေတသာ-စိတ်
 ဖြင့်၊ ဧကံ-သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏။ ပ။ ဥပေက္ခာသဟ-
 ဂတေန-ဥပေက္ခာနှင့်တကွဖြစ်သော၊ စေတသာ-ဖြင့်၊ ဧကံ-သော၊ ဒိသံ-ကို၊
 ဖရိတွာ-၍၊ ဝိဟရတိ-၏၊ တထာ-တု၊ ဒုတိယံ-သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊
 ဝိဟရတိ-၏၊ တထာ-တု၊ တတိယံ-သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-
 ၏၊ တထာ-တု၊ စတုတ္ထံ-သော၊ ဒိသံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-
 တု၊ ဥဒ္ဓံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-တိုင်း၊ အဓော-ကို၊ ဖရိတွာ-၍၊
 ဝိဟရတိ-၏၊ ဣတိ-တု၊ တိရိယံ-ကို၊ ဖရိတွာ-၍၊ ဝိဟရတိ-၏၊ ဣတိ-တိုင်း၊
 သဗ္ဗမိ-တို့၌၊ သဗ္ဗတ္တတာယ-ကြောင့်၊ သဗ္ဗာဝန္တံ-သော၊ လောကံ-ကို၊ ဥပေက္ခာ
 သဟဂတေန-သော၊ ဝိပုလေန-သော၊ မဟဂ္ဂတေန-သော၊ အပ္ပမာဏေန-
 သော၊ အဝေရေန-သော၊ အဗျာပဇ္ဇေန-သော၊ စေတသာ-ဖြင့်၊ ဖရိတွာ-၍၊
 ဝိဟရတိ-၏၊ ဣတိ-သို့၊ စတသော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၆)။

အာရုပ္ပာ-အာရုပ္ပတို့သည်၊ ဝါ-ရုပ်မရှိသောတရားတို့သည်၊ ဝါ-အရူပတို့၌
 ဖြစ်စေတတ်သော တရားတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသို့ သာသနေ-၌၊

သဗ္ဗသော-အလုံးစုံသော အခြင်းအရာအားဖြင့်၊ သဗ္ဗသော-အလုံးစုံကုန်သော၊
 ရူပသညာနံ-ရူပသညာတို့ကို၊ ဝါ- တစ်ဆယ့်ငါးပါးသော ရူပါဝစရဈာန်
 သညာ၊ ကသိဏပူရ အမည်ရှိသော တစ်ဆယ့်ငါးပါးသော ရူပါဝစရဈာန်၏
 အာရုံတို့ကို၊ သမတိက္ကမာ-ကောင်းစွာလွန်မြောက်ခြင်းကြောင့်၊ ပဋိသသညာနံ-
 ပဋိသသညာတို့၏၊ ဝါ-ပဉ္စဝတ္ထုပဉ္စာရုံတို့၏ အချင်းချင်း ထိခိုက်ခြင်းကြောင့်
 ဖြစ်သော ဒွိပဉ္စဝိညာဏသညာတို့၏၊ အတ္တင်္ဂမာ - ချုပ်ခြင်းကြောင့်၊ နာနတ္တ-
 သညာနံ-နာနတ္တသညာတို့ကို၊ ဝါ-အထူးထူးသောသဘောရှိသောဒွိပဉ္စဝိညာဏ
 သညာမှ တစ်ပါးသော လေးဆယ့်လေးပါးသောကမသညာတို့ကို၊ ဝါ-အထူး
 ထူးသောသဘောရှိသော အာရုံ၌ဖြစ်သောဒွိပဉ္စဝိညာဏ သညာမှ တစ်ပါးသော
 လေးဆယ့်လေးပါးသော ကမသညာတို့ကို၊ အမနသိကာရာ-နှလုံးမသွင်းခြင်း
 ကြောင့်၊ အနန္တော အာကာသောတိ- အနန္တော အာကာသော ဟူ၍၊ ဝါ-
 ကောင်းကင်ပညတ်သည် အဆုံးအပိုင်းအခြား မရှိဟူ၍၊ ဘာဝေတွာ-ဖြစ်စေ၍၊
 ဝါ- ပွားစေ၍၊ အာကာသနဉ္စာယတနံ - အာကာသာနဉ္စာယတနဈာန်သို့၊
 ဝါ-ကို၊ ဝါ-သသမ္ပယုတ်ဈာန်၏ တည်ရာ အကြောင်း ဖြစ်သော အဆုံး
 အပိုင်းအခြားမရှိသော ကောင်းကင် ပညတ် ဟူသော အာရုံရှိသော ဈာန်ကို၊
 ဥပသမ္ပဇ္ဇ-ရောက်၍၊ ဝါ-ပြီးစေ၍၊ ဝိဟရတိ - ၏၊ သဗ္ဗသော- အားဖြင့်၊
 သဗ္ဗသော - သော၊ အာကာသာနဉ္စာယတနံ - အာကာသာနဉ္စာယတနဈာန်၊
 အာကာသာနဉ္စာယတနဈာန်၏ အာရုံကို၊ ဝါ-သ သမ္ပယုတ္တဈာန်၏ တည်ရာ
 အကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော
 အာရုံရှိသောဈာန်၊ သ သမ္ပယုတ္တဈာန်၏ တည်ရာအကြောင်းဖြစ်သော အဆုံး
 အပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော အာရုံကို၊ သမတိက္ကမ္မ-
 ကောင်းစွာလွန်မြောက်၍၊ အနန္တဝိညာဏန္တိ-အနန္တဝိညာဏ်ဟူ၍၊ ဝါ-ပထမာ
 ရူပဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိဟူ၍၊ ဘာဝေတွာ-၍၊ ဝိညာဏဉ္စာယ-
 တနံ-ဝိညာဏဉ္စာယတနဈာန်သို့၊ ဝါ-ကို၊ ဝါ-သ သမ္ပယုတ္တဈာန်၏ တည်ရာ
 အကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသော ပထမာရူပဝိညာဏ်ဟူသော
 အာရုံရှိသောဈာန်ကို၊ ဥပသမ္ပဇ္ဇ-ရောက်၍၊ ဝါ-ပြီးစေ၍၊ ဝိဟရတိ-၏၊
 သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ ဝိညာဏဉ္စာယတနံ-ကို၊ သမတိက္ကမ္မ-၍၊
 နတ္ထိကိဉ္စိတိ-နတ္ထိကိဉ္စိဟူ၍၊ ဝါ-ပထမာရူပဝိညာဏ်သည် စိုးစဉ်းအနည်းငယ်ဘင်မျှ
 အကြွင်းအကျန်မရှိဟူ၍၊ ဘာဝေတွာ-၍၊ အာကိဉ္စညာယတနံ-အာကိဉ္စညာယ
 တနဈာန်သို့၊ ဝါ-ကို၊ ဝါ-သ သမ္ပယုတ္တဈာန်၏ တည်ရာအကြောင်းဖြစ်သော
 စိုးစဉ်းအနည်းငယ်ဘင်မျှ အကြွင်းအကျန်မရှိသော ပဋိမာရူပဝိညာဏ်၏ အဖြစ်
 ဟူသော နတ္ထိဘောပညတ်ဟူသော အာရုံရှိသောဈာန်ကို၊ ဥပသမ္ပဇ္ဇ-ရောက်၍၊
 ဝါ-ပြီးစေ၍၊ ဝိဟရတိ-၏၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကိဉ္စ-
 ညာယတနံ-ကို၊ သမတိက္ကမ္မ-၍၊ နေဝသညာနာ သညာယတနံ-နေဝသညာနာ

သညာယတနုဇာန်သို့၊ ဝါ-ကို၊ ဝါ-ရုံ၊ ရင်းသောသညာကားမရှိ၊ သိမ်မွေ့
 သော သညာမရှိသည်မဟုတ်သော မနာယတနု ဓမ္မာယတနု၌ အကျုံးဝင်ပါဝင်
 သော တတိယာရူပဝိညာဏ်ဟူသော အာရုံရှိသောဇာန်ကို၊ ဥပသမ္ပုဇ္ဇ-ရောက်၍၊
 ဝါ-ပြီးစေ၍၊ ဝိဟရတိ-၏၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-
 ကုန်၏။ (၇)။

အပဿနာနိ-မိအပ်သောတရားတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိ-
 သာသနေ-၌၊ ဘိက္ခု-သည်၊ သင်္ခါယ-မိမိသန္တာန်၌ထင်လာသော ဉာဏ်ဖြင့်၊
 ကေ-အချို့သော လေးပါးသောပစ္စည်းကို၊ ပဋိသေဝတိ-သုံးဆောင်မှီဝဲ၏၊
 သင်္ခါယ-ဖြင့်၊ ကေ-အချို့သော သိတဉာဏ်အစရှိသည်ကို၊ အဓိဝါသေတိ-မိမိ
 အထက်သို့ ခန်တက်၍နေစေ၏၊ ဝါ-သည်းခံ၏၊ သင်္ခါယ-ဖြင့်၊ ကေ-အချို့သော
 ဆင်ကြမ်းမြင်းကြမ်း အစရှိသည်ကို၊ ပရိဝဇ္ဇေတိ-ရှောင်ကြဉ်၏၊ သင်္ခါယ-၍၊
 ကေ-အချို့သော မိစ္ဆာဝိတက် အစရှိသည်ကို၊ ဝိနောဒေတိ-ပယ်ဖျောက်၏၊
 ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၈)။

၃၀၉။ အရိယဝံသာ - အရိယဝံသတို့သည်၊ ဝါ- ကိလေသာမြူမှေး
 ညစ်အကြေးမှ ကင်းဝေးစင်ကြယ်ကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ သာဝက
 တို့၏ အနွယ်တို့သည်၊ ဝါ-အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလတို့၌ ပွင့်တော်
 မူကြကုန်သော ကိလေသာမြူမှေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူကြ
 ကုန်သော အလုံးစုံသော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏ အနွယ်တို့သည်၊
 အာဝုသော-တို့၊ ဣဓ ဣမသ္မိ သာသနေ-၌၊ ဘိက္ခု-သည်၊ ဣတရိတရေန-
 မြတ်မြတ်ယုတ်ယုတ် ဟုတ်ဟုတ်ငြားငြား မှတ်မထားသည့် တစ်ပါးပါးသော၊
 စိဝရေန-သင်္ကန်းဖြင့်၊ သန္တုဇ္ဇေ-တရားနှင့်အညီ ရှောင်ရဲသည်၊ ဟောတိ-
 ၏၊ ဣတရိတရစိဝရသန္တုဇ္ဇိယာ စ- မြတ်မြတ်ယုတ်ယုတ် ဟုတ်ဟုတ်ငြားငြား
 မှတ်မထားသည့် တစ်ပါးပါး၊ တစ်ပါးပါးသော သင်္ကန်းဖြင့် ရှောင်ရဲခြင်း၏
 လည်း၊ စက္ကဝါဒီ-ချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ ရှိသည်၊
 ဟောတိ-၏၊ စိဝရဟေတု-သင်္ကန်းဟူသော အကြောင်းကြောင့်၊ အပ္ပတိရူပံ-
 မသင့်လျော် မလျောက်ပတ်သော၊ အနေသန့်-မသင့်သော ရှာမှီးခြင်းသို့၊ န စ
 အာပဇ္ဇတိ-ရောက်လည်းမရောက်၊ စိဝရံ-သင်္ကန်းကို၊ အလဒ္ဓါ-မရမူ၍၊ န စ ပရိ-
 တဿတိ-တောင့်လည်းမတောင့်တ၊ စိဝရံ-သင်္ကန်းကို၊ လဒ္ဓါ-ရ၍၊ အဂမိတော-
 တပ်မက်မောခြင်းမှကင်းသည်၊ အမုစ္ဆိတော-တဏှာဖြင့် တွေ့ဝေခြင်းသို့ မရောက်
 သည်၊ အနုဇ္ဈာပန္နော-တဏှာဖြင့် သက်ဝင်မျှသိပ် ပြီးဆုံးစေခြင်းသို့ မရောက်
 သည်၊ အာဒိနဝဒဿာဝီ-အနေသန့်အာပတ် တပ်နှစ်သက်သည်ဖြစ်၍ သုံးဆောင်
 ခြင်း၌ အပြစ်ကိုပြုလေ့ရှိသည်၊ နိဿရဏပညော-ထွက်မြောက်ကြောင်းဖြစ်သော

ပညာရှိသည်၊ ဝါ-ထွက်မြောက်ကြောင်းကို သိတတ်သည်၊ ဟုတ္တု-၍၊ ပရိ-
 ဘုဉ္ဇတိ-သုံးဆောင်၏၊ တာယ ဣတရိတရ စိဝရသန္တုဋ္ဌိယာ စ ပန-ထို မြတ်မြတ်
 ယုတ်ယုတ် ဟုတ်ဟုတ်ငြားငြား မှတ်မထားသည့် တစ်ပါးပါးသော သင်္ကန်းဖြင့်
 ရောင်ရဲခြင်း ခွင့်လည်း၊ အတ္တနံ-မိမိကို၊ နေဝ ဥက္ကံသေတိ-မချီးမြှောက်၊ ပရိ-
 တစ်ပါးသော ပုဂ္ဂိုလ်ကို၊ န ဝမ္မေတိ-မရွတ်ချ၊ ဟိ-ထင်စွာပြအံ့၊ ယော ဘိက္ခု-
 အကြင်ရဟန်းသည်၊ တတ္ထ တသ္မိံ စိဝရသန္တုဋ္ဌိယာ-ထိုဆိုအပ်ပြီးသော နှစ်ဆယ်
 အပြားရှိသော သင်္ကန်းဖြင့် ရောင်ရဲခြင်း၌၊ (တစ်နည်း) တတ္ထ တေသု ဝဏ္ဏ-
 ဝါဒါဒိသု-ထို ချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို ပြောဆိုခြင်း အစရှိသည်တို့၌၊
 ဒက္ခော-လိမ္မာသည်၊ အနုလသော-ပျင်းရိခြင်းမရှိသည်၊ သမ္ပဇာနော-ကောင်း
 စွာ အပြားအားဖြင့် သိတတ်သောဉာဏ်ပညာရှိသည်၊ ပဋိဿတော-ရှေးရှု တည်
 သောသတိရှိသည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ အယံ ဘိက္ခု-ဤ ရဟန်းကို၊
 ပေါရာဏေ-ရှေး၌ ဖြစ်သော၊ အဂ္ဂဉ္ဇေ-အမြတ်ဟူ၍ သိအပ်သော၊ အရိယ-
 ဝံသေ-၌၊ ဌိတော-တည်၏ဟူ၍၊ ဝုစ္စတိ-ဆိုအပ်၏။ (၉-၁)။

အာဝုသော-တို့၊ ပုန စ ပရိ-တစ်မျိုးတခြား အရိယဝံသ တစ်ပါးကိုလည်း
 ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ (တစ်နည်း) အာဝုသော-တို့၊ ပုန-တစ်ဖန်၊
 အပရိ-တစ်ပါးသော၊ အရိယဝံသံစ-အရိယဝံသကိုလည်း၊ ဘာသိသာမိ-မှတ်မှတ်
 သားသား သိထင်ရှားအောင် ဟောထားခဲ့ပြန်အံ့၊ တုမေ-တို့သည်၊ သုဏာထ-
 အာရုံများမြောက် ကြားမမြှောင်ဘဲ နားထောင်ကြကုန်လော့၊ ဘိက္ခု-သည်၊
 ဣတရိတရေန-သော၊ ပိဏ္ဍပါတေန-ဆွမ်းဖြင့်၊ သန္တုဋ္ဌိယာ-သည်၊ ဟောတိ-၏၊
 ဣတရိတရ ပိဏ္ဍပါတ သန္တုဋ္ဌိယာ စ- မြတ်မြတ်ယုတ်ယုတ်၊ ဟုတ်ဟုတ်ငြားငြား
 မှတ်မထားသည့် တစ်ပါးပါး၊ တစ်ပါးပါးသောဆွမ်းဖြင့် ရောင်ရဲခြင်း၏လည်း၊
 ဝဏ္ဏဝါဒိ-သည်၊ ဟောတိ-၏၊ ပိဏ္ဍပါတ ဟေတု-ဆွမ်းဟူသော အကြောင်း
 ကြောင့်၊ အပ္ပတိရူပံ-သော၊ အနုသနံ-သို့၊ န စ အာပဇ္ဇတိ- ရောက်လည်း၊
 မရောက်၊ ပိဏ္ဍပါတံ-ကို၊ အလဒ္ဓါ-မူ၍၊ န စ ပရိတသတိ- တောင်လည်း၊
 မတောင်တ၊ ပိဏ္ဍပါတံ-ကို၊ လဒ္ဓါ စ-၍လည်း၊ အဂဓိကော-သည်၊ အမုစ္ဆိ-
 သော-သည်၊ အနုဇ္ဈာပန္နော-သည်၊ အာဒိနဝဒဿာဝိ-သည်၊ နိဿရဏပညော-
 သည်၊ ဟုတ္တု-၍၊ ပရိဘုဉ္ဇတိ-၏၊ တာယ ဣတရိတရ ပိဏ္ဍပါတ သန္တုဋ္ဌိယာ စ
 ပန-ဖြင့်လည်း၊ အတ္တနံ-ကို၊ နေဝ ဥက္ကံသေတိ-မြှောက်၊ ပရိ-ကို၊ န ဝမ္မေတိ-
 ချ၊ ဟိ-အံ့၊ ယော ဘိက္ခု-သည်၊ တတ္ထ တသ္မိံ ပိဏ္ဍပါတသန္တုဋ္ဌိယာ-ထို ဆွမ်း
 ဖြင့် ရောင်ရဲခြင်း၌၊ (တစ်နည်း) တတ္ထ တေသု ဝဏ္ဏဝါဒါဒိသု-တို့၌၊ ဒက္ခော-
 သည်၊ အနုလသော-သည်၊ သမ္ပဇာနော-သည်၊ ပဋိဿတော-သည်၊ ဟောတိ-
 ၏၊ အာဝုသော-တို့၊ အယံ ဘိက္ခု-ကို၊ ပေါရာဏေ-သော၊ အဂ္ဂဉ္ဇေ-သော၊
 အရိယဝံသေ-၌၊ ဌိတော-ဟူ၍၊ ဝုစ္စတိ-အပ်၏။ (၉-၂)။

အာရုံသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သညံ၊ ဣတရီ တရေန-သော၊
 သေနာသနေန-ကျောင်း၊ အိပ်ရာ၊ နေရာဖြင့်၊ သန္တုဇ္ဇော-သညံ၊ ဟောတိ-၏၊
 ဣတရီတရ သေနာသန သန္တုဇ္ဇယာစ-မြတ်မြတ်ယုတ်ယုတ် ဟုတ်ဟုတ်ငြားငြား
 မှတ်မထားသည့် တစ်ပါးပါး တစ်ပါးပါးသော ကျောင်း၊ အိပ်ရာ၊ နေရာဖြင့်
 တရားနှင့်အညီ ရောင့်ရဲခြင်း၏လည်း၊ ဝဏ္ဏဝါဒီ-သညံ၊ ဟောတိ-၏၊ သေနာ-
 သနဟေတု-ကျောင်း၊ အိပ်ရာ၊ နေရာ ဟူသော အကြောင်းကြောင့်၊ အပ္ပတိရူပံ-
 သော၊ အနေသန့်-သို့၊ နစအာပဇ္ဇတိ-ရောက်လည်းမရောက်၊ သေနာသနံ-ကို၊
 အလဒ္ဓါ-မူ၍၊ နစ ပရိတဿတိ-တောင့်လည်း မတောင့်တ၊ သေနာသနံ-ကို၊
 လဒ္ဓါစ-၍လည်း၊ အဂဓိတော-သညံ၊ အမုစ္ဆိတော-သညံ၊ အနဇ္ဈာပန္နော-
 သညံ၊ အာဒိနစဒဿာဝီ-သညံ၊ နိဿရဏပညော-သညံ၊ ဟုတော-၍၊ ပရိ-
 ဘုဉ္ဇတိ-၏၊ တာယဣတရီတရသေနာသနသန္တုဇ္ဇယာစပန-ဖြင့်လည်း၊ အတ္တာနံ-
 ကို၊ နေဝဉ္ဇက္ကံသေတိ-မြောက်၊ ပရံ-ကို၊ နဝမ္ဘေတိ-ချ၊ ဟိ-အံ၊ ယောဘိက္ခု-
 သညံ၊ တတ္ထ တသ္မိ သေနာသန သန္တောသေ-ထို ကျောင်း၊ အိပ်ရာ၊ နေရာဖြင့်
 ရောင့်ရဲခြင်း၌၊ (တစ်နည်း)တတ္ထ တေသုဝဏ္ဏဝါဒါဒိသု-တို့၌၊ ဒက္ခော-သညံ၊
 အနလသော-သညံ၊ သမ္ပဇာနော-သညံ၊ ပဋိဿတော-သညံ၊ ဟောတိ-၏၊
 အာရုံသော-တို့၊ အယံဘိက္ခု-ကို၊ ပေါရာဏေ-သော၊ အဂ္ဂညေ-သော၊ အရိယ-
 ဝံသေ-၌၊ ဌိတော-ဟူ၍၊ ဝုစ္စတိ-၏။ (၉-၃)။

အာရုံသော-တို့၊ ပုန-ဖန်၊ အပရံ-သော၊ အရိယဝံသံစ-ကိုလည်း၊ အဟံ-
 သညံ၊ ဘာသိဿာမိ-အံ၊ တုမေ-တို့သည်၊ သုဏာထ-ကုန်လော့၊ ဘိက္ခု-သညံ၊
 ပဟာနာရာမော-ငါးပါးသောပဟာန်၌ မွေ့လျော်ခြင်းရှိသည်၊ ဝါ-ငါးပါး
 သော မဟာန် ဟူသော မွေ့လျော်အပ်သော တရားရှိသည်၊ ဝါ-ပယ်တတ်သည်
 ဖြစ်၍ မွေ့လျော်တတ်သည်၊ ပဟာနရတော - ငါးပါးသော ပဟာန်၌ မွေ့
 လျော်တတ်သည်၊ ဝါ-ပယ်တတ်သည်ဖြစ်၍ မွေ့လျော်တတ်လည်း၊ ဟောတိ-
 ၏၊ ဘာဝနာရာမော-ဘာဝနာ၌မွေ့လျော်ခြင်းရှိသည်၊ ဝါ-ဘာဝနာဟူသော
 မွေ့လျော်အပ်သော တရားရှိသည်၊ ဝါ-ပွားစေ တတ်သည် ဖြစ်၍ မွေ့လျော်
 တတ်သည်၊ ဘာဝနာရတော- ဘာဝနာ၌ မွေ့လျော်တတ်သည်၊ ဝါ-ပွားစေ
 တတ်သည်ဖြစ်၍ မွေ့လျော်တတ်သည်၊ ဟောတိ-၏၊ ဓာယ ပဟာနာရာမတာ-
 ယစပန-ထို ငါးပါးသောပဟာန်၌ မွေ့လျော်ခြင်းရှိသည်၏ အဖြစ်ဖြင့် လည်း
 ကောင်း၊ တာယ ပဟာနရတိယာ စပန-ထိုငါးပါးသော ပဟာန်၌ မွေ့လျော်
 ခြင်းဖြင့်လည်းကောင်း၊ ဝါ-ထို ပယ်တတ်သည်ဖြစ်၍ မွေ့လျော် ခြင်း ဖြင့်
 လည်းကောင်း၊ တာယ ဘာဝနာရာမတာယ စပန-ထိုဘာဝနာ၌မွေ့လျော်ခြင်း
 ရှိသည်၏အဖြစ်ဖြင့်လည်းကောင်း၊ တာယ ဘာဝနာရတိယာ စပန-ထိုဘာဝနာ၌
 မွေ့လျော်ခြင်းဖြင့်လည်းကောင်း၊ ဝါ-တိုးပွားစေတတ်သည်ဖြစ်၍ မွေ့လျော်

ခြင်းဖြင့်လည်းကောင်း၊ အတ္တာနံ-ကို၊ နေဝ ဥက္ကံသေတိ-မြောက်၊ ပရံ-ကို၊
 နဝမ္ဘေတိ-ချ၊ ဟိ-အံ၊ ယောဘိက္ခု-သည်၊ တတ္ထ တသ္မိံ ပဟာနာရာမဘာဝနာ
 ရာမေ-ထို ငါးပါးသောပဟာနံ၌ မွေ့လျော်ခြင်းရှိသည်၏အဖြစ်၊ ဘာဝနာ၌
 မွေ့လျော်ခြင်းရှိသည်၏အဖြစ်၌၊ (တစ်နည်း) တတ္ထ တေသု အတ္တာနုက္ကံသနာ-
 ဒိသု-ထို မိမိကို မချီးမြှောက်ခြင်းအစရှိသည်တို့၌၊ ဒက္ခော- သည်၊ အနုလသော-
 သည်၊ သမ္ပဇာနေော- သည်၊ ပဋိဿတော- သည်၊ ဟောတိ- ၏၊ အာဝုသော-တို့၊
 အယံဘိက္ခု - ကို၊ ပေါရာဏေ- သော၊ အဂ္ဂဉေ- သော၊ အရိယဝံသေ- ၌၊
 ဌိတော- ဟူ၍၊ ဝုစ္စတိ- ၏၊ ဣတိ- သို့၊ စတ္တာရော- တို့သည်၊ ဟောန္တိ-ကုန်၏။
 (၉-၄)။

၃၁၈။ ပဓာနာနိ-မြတ်သော အားထုတ်ကြောင်းဖြစ်သော လုံ့လတို့သည်၊
 ဝါ-သံဝရ အစရှိသည်တို့ကို ပြီးစေခြင်း၏ အစွမ်းအားဖြင့် အားထုတ်ကြောင်း
 ဖြစ်သော လုံ့လတို့သည်၊ သံဝရပဓာနံ- သံဝရပဓာန လည်းကောင်း၊ ဝါ-
 ခြောက်ပါးသောဒွါရတို့ကို စောင့်ရှောက် ထိန်းသိမ်းကြောင်းဖြစ်သော လုံ့လ
 လည်းကောင်း၊ ပဟာနပဓာနံ- ပဟာနပဓာန လည်းကောင်း၊ ဝါ- မိစ္ဆာ
 ဝိတက် အကုသိုလ်တရားတို့ကို ပယ်ကြောင်း ဖြစ်သော လုံ့လ လည်းကောင်း၊
 ဘာဝနာ ပဓာနံ - ဘာဝနာ ပဓာန လည်းကောင်း၊ ဝါ- ခုနစ်ပါးလော
 ဗေဇ္ဇင်တို့ကို ပွားစေကြောင်းဖြစ်သော လုံ့လ လည်းကောင်း၊ အနုရက္ခဏာ-
 ပဓာနံ- အနုရက္ခဏာပဓာန လည်းကောင်း၊ ဝါ- သမာဓိနိမိတ်ကို စောင့်
 ရှောက်ကြောင်းဖြစ်သော လုံ့လ လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊
 ဟောန္တိ-ကုန်၏၊ အာဝုသော- တို့၊ သံဝရပဓာနံ- သံဝရပဓာနသည်၊ ဝါ-
 စောင့်ရှောက် ထိန်းသိမ်းကြောင်းဖြစ်သော လုံ့လသည်၊ ကတမဉ္ဇ- အဘယ်
 နည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ စက္ခုနာ-
 စက္ခုပသာဓဖြင့်၊ ဝါ-စက္ခုဝိညာဏ်ဖြင့်၊ ရူပံ-ရူပါရုံကို၊ ဒိသ္မာ-မြင်ရ၍၊ ဝါ-
 မြင်ရသည်ရှိသော်၊ နိမိတ္တဂ္ဂါဟိ-မိန်းမ ယောက်ျား၊ သုတ၊ အသုတ ဟူသော
 အကြောင်း အရိပ် အမှတ် အသားကို ယူလေ့ရှိသည်၊ န ဟောတိ- မဖြစ်၊
 အနုဗျဉ္ဇနဂ္ဂါဟိ-ကိလေသာကို အဖန်ဖန် ထင်စွာ ပြုတတ်သော အင်္ဂါ ကြီးငယ်
 အမှုအရာကို ယူလေ့ရှိသည်၊ န ဟောတိ-မဖြစ်၊ ယတွာဓိကရဏံ-ယတောအဓိ-
 ကရဏံ- အကြင် စက္ခုဇ္ဈေကို မစောင့်ရှောက် မထိန်းသိမ်းခြင်း ဟူသော
 အကြောင်းကြောင့်၊ ဝါ- အကြင် မစောင့်ရှောက် မထိန်းသိမ်းအပ်သော
 စက္ခုဇ္ဈေဟူသော အကြောင်းကြောင့်၊ စက္ခုန္တိယံ-စက္ခုဇ္ဈေကို၊ အသံဝုတံ-
 မစောင့်ရှောက်သည်ဖြစ်၍၊ ဝိဟရန္တံ-နေသော၊ နေဘိက္ခုအနု-ထိုရဟန်းအား၊
 အဘိဇ္ဈာဒေါမနဿာ- အဘိဇ္ဈာဒေါမနဿဟုဆိုအပ်ကုန်သော၊ ဝါ-တစ်ပါး
 သောသူ၏စည်းစိမ်ကိုရှေးရှုတပ်တတ်သောလောဘ၊ မကောင်းသောစိတ်ရှိသော

ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သော စေတသိက ဒုက္ခဝေဒနာဟု ဆိုအပ်
 ကုန်သော၊ ပါပကာ-ယုတ်မာကုန်သော၊ အကုသလာ-အကုသိုလ်ဖြစ်ကုန်
 သော၊ ဓမ္မာ-တရားတို့သည်၊ အာသဝေယျ-ဖြစ်ကြကုန်ရာ၏၊ ဝါ-တိုးပွား
 ကုန်ရာ၏၊ ဝါ-ယိုစီးကုန်ရာ၏၊ တဿ စက္ခုန္ဒြိယဿ-ထိုစက္ခုန္ဒြေကို၊ သံဝရာယ-
 စောင့်ရှောက်ထိန်းသိမ်းခြင်းငှာ၊ ပဋိပဇ္ဇတိ-ကျင့်၏၊ စက္ခုန္ဒြိယံ-ကို၊ ရက္ခတိ-
 စောင့်ရှောက်၏၊ စက္ခုန္ဒြိယေ-၌၊ သံဝရံ-စောင့်ရှောက်ထိန်းသိမ်းခြင်းသို့၊
 အာပဇ္ဇတိ-ရောက်၏၊ သောတေန-သောတပသာဒဖြင့်၊ ဝါ-သောတဝိညာဏ်
 ဖြင့်၊ သဒ္ဓံ-သဒ္ဓါရုံကို၊ သုတွာ-ကြားရ၍၊ ဝါ-သော်၊ နိမိတ္တဂ္ဂါဟီ-သည်၊ န
 ဟောတိ-မဖြစ်၊ အနုဗျဉ္ဇနဂ္ဂါဟီ-သည်၊ န ဟောတိ-မဖြစ်၊ ယတွာဓိကရဏံ-
 ယတောအဓိကရဏံ-အကြင်သောတိန္ဒြေကို မစောင့်ရှောက် မထိန်းသိမ်းခြင်း
 ဟူသော အကြောင်းကြောင့်၊ ဝါ-အကြင် မစောင့်ရှောက် မထိန်းသိမ်းအပ်
 သော သောတိန္ဒြေ ဟူသော အကြောင်းကြောင့်၊ သောတိန္ဒြိယံ-ကို၊ အသံ-
 ဝုတံ-၍၊ ဝိဟရန္တံ-သော၊ နေံ ဘိက္ခု အနု-အား၊ အဘိဇ္ဈာဒေါမနဿာ-ကုန်
 သော၊ ပါပကာ-ကုန်သော၊ အကုသလာ-ကုန်သော၊ ဓမ္မာ-တို့သည်၊ အာသ-
 ဝေယျ-ကုန်ရာ၏၊ တဿ သောတိန္ဒြိယဿ-ကို၊ သံဝရာယ-ငှာ၊ ပဋိပဇ္ဇတိ-၏၊
 သောတိန္ဒြိယံ-ကို၊ ရက္ခတိ-၏၊ သောတိန္ဒြိယေ-၌၊ သံဝရံ-သို့၊ အာပဇ္ဇတိ-၏၊
 သာနေန-သံဝနပသာဒဖြင့်၊ ဝါ-သာနဝိညာဏ်ဖြင့်၊ ဂန္ဓံ-ဂန္ဓာရုံကို၊ သာယိ-
 တွာ-နမ်းရ၍။ ။ပ။ ဇိဝှာယ-ဇိဝှာပသာဒဖြင့်၊ ဝါ-ဇိဝှာဝိညာဏ်ဖြင့်၊ ရသံ-
 ရသာရုံကို၊ သာယိတွာ-လျက်ရ၍။ ။ပ။ ကာယေန-ကာယပသာဒဖြင့်၊ ဝါ-
 ကာယဝိညာဏ်ဖြင့်၊ ဖောဋ္ဌဗ္ဗံ-ဖောဋ္ဌဗ္ဗာရုံကို၊ ဖုသိတွာ-တွေ့ထိရ၍။ ။ပ။
 မနဿာ-မနောဒ္ဓါရဖြင့်၊ ဝါ-မနောဝိညာဏ်ဖြင့်၊ ဓမ္မံ-ဓမ္မာရုံကို၊ ဝိညာယ-သိ
 ရ၍၊ နိမိတ္တဂ္ဂါဟီ-သည်၊ န ဟောတိ-မဖြစ်၊ အနုဗျဉ္ဇနဂ္ဂါဟီ-သည်၊ န ဟောတိ-
 မဖြစ်၊ ယတွာဓိကရဏံ=ယတော အဓိကရဏံ-ကြောင့်၊ မနိန္ဒြိယံ-ကို၊ အသံဝုတံ-
 ၍၊ ဝိဟရန္တံ-သော၊ နေံ ဘိက္ခုအနု-အား၊ အဘိဇ္ဈာဒေါမနဿာ-ကုန်သော၊
 ပါပကာ-ကုန်သော၊ အကုသလာ-ကုန်သော၊ ဓမ္မာ-တို့သည်၊ အာသဝေယျ-
 ကုန်ရာ၏၊ တဿ မနိန္ဒြိယဿ-ကို၊ သံဝရာယ-ငှာ၊ ပဋိပဇ္ဇတိ-၏၊ မနိန္ဒြိယံ-ကို၊
 ရက္ခတိ-၏၊ မနိန္ဒြိယေ-၌၊ သံဝရံ-သို့၊ အာပဇ္ဇတိ-၏၊ အာဝုသော-တို့၊ သံဝရ
 ပဓာနံ-ကို၊ ဣဒံ-ဤခြောက်ပါးသောဣန္ဒြေကို စောင့်ရှောက်ကြောင်းဖြစ်သော
 လုံ့လပေတည်း ဟူ၍၊ ဝုစွတိ-အပ်၏။ (၁၀-၁)

အာဝုသော-တို့၊ ပဟာနပဓာနံ-ပဟာနပဓာနသည်၊ ဝါ-ပယ်ကြောင်း
 ဖြစ်သော လုံ့လသည်၊ ကတမဉ္ဇ-နည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိ သာသနေ-
 ၌၊ ဘိက္ခု-သည်၊ ဥပ္ပန္နံ-ဖြစ်ပြီးသော၊ ကာမဝိတက္ကံ-ကာမဝိတက်ကို၊ နာဓိ-
 ဝါလေတိ-မိမိအထက်သို့ ဝန်တက်၍ မနေစေ၊ ဝါ-သည်းမခံ၊ ပဗဟတိ-ပယ်

စုန္ဒ၏၊ ဝိနောဒေတိ-ပယ်ဖျောက်၏၊ ဗျန္တိ-ကင်းသောအပိုင်းအခြားရှိသည်ကို၊
 ကရောတိ-ပြု၏၊ အနဘာဝံ-နောင်တစ်ဖန်မဖြစ်ခြင်းသို့၊ ဂမေတိ-ရောက်ဒေ၏၊
 ဥပ္ပန္နံ-သော၊ ဗျာပါဒဝိတက္ကံ-ဗျာပါဒဝိတက်ကို၊ နာဓိဝါသေတိ-စေ၊ ပဇဟတိ-
 ၏၊ ဝိနောဒေတိ-၏၊ ဗျန္တိ-ကို၊ ကရောတိ-၏၊ အနဘာဝံ-သို့၊ ဂမေတိ-၏၊
 ဥပ္ပန္နံ-သော၊ ဝိဟိံသာဝိတက္ကံ-ဝိဟိံသာဝိတက်ကို၊ နာဓိဝါသေတိ-စေ၊ ပဇ-
 ဟတိ-၏၊ ဝိနောဒေတိ-၏၊ ဗျန္တိ-ကို၊ ကရောတိ-၏၊ အနဘာဝံ-သို့၊ ဂမေတိ-
 ၏၊ ဥပ္ပန္နံပုဗ္ဗေ-ဖြစ်ကုန်ဖြစ်ကုန်ပြီးသော၊ ပါပကော-ကုန်သော၊ အကုသလေ-
 ကုန်သော၊ ဓမ္မေ-တို့ကို၊ နာဓိဝါသေတိ-စေ၊ ပဇဟတိ-၏၊ ဝိနောဒေတိ-၏၊
 ဗျန္တိ-ကို၊ ကရောတိ-၏၊ အနဘာဝံ-သို့၊ ဂမေတိ-၏၊ အာဝုသော-တို့၊
 ပဟာနပဓာနံ-ကို၊ ဣဒံ-ဤမိစ္ဆာဝိဘက်အကုသိုလ်တရားတို့ကို ပယ်ကြောင်း
 ဖြစ်သော လုံ့လပေတည်းဟူ၍၊ ဝုစ္စတိ-အပ်၏။ (၁၀-၂)

အာဝုသော-တို့၊ ဘာဝနာပဓာနံ-ဘာဝနာပဓာနသည်၊ ဝါ-ပွားစေကြောင်း
 ဖြစ်သော လုံ့လသည်၊ ကတမဉ္ဇ-နည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-
 ဌံ၊ ဘိက္ခု-သည်၊ ဝိဝေကနိဿိတံ-ဥပဓိတို့၏ ကင်းဆိတ်ရာဖြစ်သော နိဗ္ဗာန်ကို
 အာရမ္မဏကရဏ တန္တိန္ဒ၏ အစွမ်းအားဖြင့် မှီသော၊ ဝိဇ္ဇာဂနိဿိတံ-တပ်ခြင်း
 ကင်းရာဖြစ်သော နိဗ္ဗာန်ကို အာရမ္မဏကရဏ တန္တိန္ဒ၏ အစွမ်းအားဖြင့်မှီသော၊
 နိဇ္ဇောဓနိဿိတံ-တဏှာ၏ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော နိဗ္ဗာန်ကို
 အာရမ္မဏကရဏ တန္တိန္ဒ၏ အစွမ်းအားဖြင့် မှီသော၊ သတိသမ္ပောဇ္ဈင်္ဂံ-သတိ
 သမ္ပောဇ္ဈင်ကို၊ ဝါ-သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာ
 တည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော အရိယသာဝက၏ အကြောင်းကို၊
 ဝါ-သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသောသစ္စာကို သိတတ်
 သော အရိယ သာဝက၏အကြောင်းကို၊ ဝါ-သတိသာလျှင်ဖြစ်သော ချီးမွမ်း
 အပ်သော နိဗ္ဗာန်ကိုသိတတ်သော အရိယသာဝက၏အကြောင်းကို၊ ဝါ-သတိ
 သာလျှင်ဖြစ်သော ကောင်းသော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ
 နိုးတတ်သော အရိယသာဝက၏အကြောင်းကို၊ ဝါ-သတိသာလျှင်ဖြစ်သော
 ကောင်းသော လေးပါးသော သစ္စာကို သိတတ်သော အရိယသာဝက၏
 အကြောင်းကို၊ ဝါ-သတိသာလျှင်ဖြစ်သောကောင်းသောနိဗ္ဗာန်ကိုသိတတ်သော
 အရိယသာဝက၏ အကြောင်းကို၊ ဝါ- သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်
 သော ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မ
 သာမဂ္ဂိ၏အစိတ်ကို၊ ဝါ-သတိသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါး
 သောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏အစိတ်ကို၊ ဝါ-သတိသာလျှင်
 ဖြစ်သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကိုသိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏အစိတ်
 ကို၊ ဝါ-သတိသာလျှင်ဖြစ်သော ကောင်းသော ကိလေသာတည်းဟူသော

အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏အစိတ်ကို၊ ဝါ-သတိသာလျှင်
 ဖြစ်သော ကောင်းသော လေးပါးသောသစ္စာကို သိကြောင်းဖြစ်သော ဓမ္မ
 သာမဂ္ဂိ၏အစိတ်ကို၊ ဝါ-သတိသာလျှင်ဖြစ်သော ကောင်းသော နိဗ္ဗာန်ကို
 သိကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏အစိတ်ကို၊ ဝေါဿဂ္ဂပရိဏာမိ-တဒဂ်ပဟာန်
 ၏ အစွမ်းအားဖြင့် ကိလေသာခန္ဓာတို့ကို စွန့်လွှတ်တတ်၊ တန္နိန္ဒ၏အစွမ်းအားဖြင့်
 နိဗ္ဗာန်သို့ စိတ်ကို စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်၊ သမုဇ္ဈေဒပဟာန်၏ အစွမ်း
 အားဖြင့် ကိလေသာခန္ဓာတို့ကို စွန့်လွှတ်တတ်၊ အာရမ္မဏကရုဏာ၏အစွမ်းအား
 ဖြင့် နိဗ္ဗာန်သို့ စိတ်ကို စွန့်လွှတ်တတ်သော မဂ်ဉာဏ်၏ ရင့်ကျက်ခြင်းအလေ့
 ရှိလောက်အောင်၊ ဘာဝေတိ-ဖြစ်စေ၏၊ ဝါ-ပွားစေ၏၊ ဝိဝေကနိဿိတံ-
 သော၊ ဝိရာဂ နိဿိတံ-သော၊ နိရောဓ နိဿိတံ-သော၊ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂံ-
 ဓမ္မဝိစယသမ္မောဇ္ဈင်္ဂံကို၊ ဝါ-ဓမ္မဝိစယသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော
 ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော အရိယသာဝက၏
 အကြောင်းကို၊ ဝေါဿဂ္ဂပရိဏာမိ-အောင်၊ ဘာဝေတိ-၏၊ ဝိဝေကနိဿိတံ-
 သော၊ ဝိရာဂနိဿိတံ-သော၊ နိရောဓနိဿိတံ-သော၊ ဝိရိယသမ္မောဇ္ဈင်္ဂံ-ဝိရိယ
 သမ္မောဇ္ဈင်္ဂံကို၊ ဝါ-ဝိရိယသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသော
 သစ္စာကိုသိတတ်သော အရိယသာဝက၏ အကြောင်းကို၊ ဝေါဿဂ္ဂပရိဏာမိ-
 အောင်၊ ဘာဝေတိ-၏၊ ဝိဝေကနိဿိတံ-သော၊ ဝိရာဂနိဿိတံ-သော၊ နိရောဓ
 နိဿိတံ-သော၊ ပီတိသမ္မောဇ္ဈင်္ဂံ-ပီတိသမ္မောဇ္ဈင်္ဂံကို၊ ဝါ-ပီတိသာလျှင်ဖြစ်
 သော ချီးမွမ်းအပ်သော နိဗ္ဗာန်ကိုသိတတ်သော အရိယသာဝက၏ အကြောင်း
 ကို၊ ဝေါဿဂ္ဂပရိဏာမိ-အောင်၊ ဘာဝေတိ-၏၊ ဝိဝေကနိဿိတံ-သော၊
 ဝိရာဂနိဿိတံ-သော၊ နိရောဓနိဿိတံ-သော၊ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂံ-ပဿဒ္ဓိ
 သမ္မောဇ္ဈင်္ဂံကို၊ ဝါ-ပဿဒ္ဓိသာလျှင် ဖြစ်သော ကောင်းသော ကိလေသာတည်း
 ဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော အရိယသာဝက၏ အကြောင်းကို၊
 ဝေါဿဂ္ဂပရိဏာမိ- အောင်၊ ဘာဝေတိ-၏၊ ဝိဝေကနိဿိတံ-သော၊ ဝိရာဂ
 နိဿိတံ-သော၊ နိရောဓ နိဿိတံ-သော၊ သမာဓိသမ္မောဇ္ဈင်္ဂံ-သမာဓိသမ္မောဇ္ဈင်
 ကို၊ ဝါ-သမာဓိသာလျှင်ဖြစ်သော ကောင်းသော လေးပါးသော ခန္ဓာကို သိ
 တတ်သော အရိယသာဝက၏ အကြောင်းကို၊ ဝေါဿဂ္ဂပရိဏာမိ-အောင်၊
 ဘာဝေတိ- ၏၊ ဝိဝေက နိဿိတံ- သော၊ ဝိရာဂ နိဿိတံ-သော၊ နိရောဓ
 နိဿိတံ-သော၊ ဥပေက္ခာ သမ္မောဇ္ဈင်္ဂံ-ဥပေက္ခာ သမ္မောဇ္ဈင်္ဂံကို၊ ဝါ-ဥပေက္ခာ
 သာလျှင်ဖြစ်သော ကောင်းသော နိဗ္ဗာန်ကို သိတတ်သော အရိယသာဝက၏
 အကြောင်းကို၊ ဝေါဿဂ္ဂပရိဏာမိ-အောင်၊ ဘာဝေတိ-၏၊ အာဝုသော-တို့၊
 ဘာဝနာယပဓာနံ-ကို၊ ဣဒံ-ဤခုနစ်ပါးသော ဗောဇ္ဈင်္ဂကိုပွားစေကြောင်းဖြစ်
 သော လုံ့လပင်တည်းဟူ၍၊ ဝုစ္စတိ-အပ်၏။ (၁၀-၃)။

အာဝုသော-တို့၊ အနုရုက္ခကာပဓာနံ-အနုရုက္ခကာပဓာနသည်၊ ဝါ-စောင့်
ရှောက်ကြောင်းဖြစ်သောလုံ့လသည်၊ ကတမဉ္ဇ-နည်း၊ အာဝုသော-တို့၊ ဣဓ-
ဣမသ္မိံသာသနေ-၌၊ ဘိက္ခု-သည်၊ ဥပ္ပန္နံ-ဖြစ်ပြီးသော၊ ဘဒြကံ-ကောင်းသော၊
သမာဓိ နိမိတ္တံ-သမာဓိ နိမိတ်ကို၊ ဝါ-နောက်နောက်၌ ဖြစ်သော သမာဓိ၏
အကြောင်း ဖြစ်သော ရှေးရှေးသော သမာဓိကို၊ အနုရုက္ခတိ-ဘေးရန် ကင်း
ပျောက် အလင်း ရောက်အောင် စောင့်ရှောက်တတ်၏၊ အဋ္ဌိကသည်-အဋ္ဌိက
သညာကိုလည်းကောင်း၊ ဝါ-ရွံ့စရာကောင်းသော အရိုးစုဟူ၍ဖြစ်သောသညာ
ကိုလည်းကောင်း၊ ဝါ-ရွံ့စရာကောင်းသော အရိုးစု ဟူ၍ ဖြစ်သော သညာဟူ
သော အကြီးအမှူး ရှိသော ဈာန်ကိုလည်းကောင်း၊ ပုဋ္ဌ၊ ဝကသည်-ပုဋ္ဌ၊ ဝက၊
သညာကိုလည်းကောင်း၊ ဝါ-ပိုးလောက်တို့ကို သွန်လောင်းတတ်သော ရွံ့စရာ
ကောင်းသော သူသေကောင် ဟူ၍ဖြစ်သော သညာကိုလည်းကောင်း၊ ဝါ-ပိုး
လောက်တို့ကို သွန်လောင်းတတ်သော ရွံ့စရာကောင်းသော သူသေကောင်ဟူ၍
ဖြစ်သော သညာဟူသောအကြီးအမှူးရှိသော ဈာန်ကိုလည်းကောင်း၊ ဝိနိလက-
သည်-ဝိနိလကသည်ကို လည်းကောင်း၊ ဝါ-အဖြူ အနီ ရောသော ညိုသော
အဆင်းရှိသော ရွံ့စရာကောင်းသော သူသေကောင် ဟူ၍ဖြစ်သော သညာကို
လည်းကောင်း၊ ဝါ-အဖြူအနီရောသော ညိုသောအဆင်းရှိသော ရွံ့စရာကောင်း
သော သူသေကောင်ဟူ၍ဖြစ်သော သညာဟူသော အကြီးအမှူး ရှိသောဈာန်
ကိုလည်းကောင်း၊ ဝါ-ဖောက်ပြန်စွာ ညိုပုပ်သည်ဖြစ်၍ ရွံ့စရာကောင်းသော
သူသေကောင်ဟူ၍ဖြစ်သော သညာကိုလည်းကောင်း၊ ဝါ-ဖောက်ပြန်စွာညိုပုပ်
သည်ဖြစ်၍ ရွံ့စရာကောင်းသော သူသေကောင် ဟူ၍ဖြစ်သော သညာဟူသော
အကြီးအမှူးရှိသော ဈာန်ကို လည်းကောင်း၊ ဝိစ္ဆိဒ္ဓကသည်-ဝိစ္ဆိဒ္ဓကသည်ကို
လည်းကောင်း၊ ဝါ-နှစ်ပိုင်းပြတ်သော ရွံ့စရာကောင်းသော သူသေကောင်ဟူ၍
ဖြစ်သော သညာကိုလည်းကောင်း၊ ဝါ-နှစ်ပိုင်းပြတ်သော ရွံ့စရာကောင်းသော
သူသေကောင်ဟူ၍ဖြစ်သော သညာဟူသော အကြီးအမှူး ရှိသော ဈာန်ကို
လည်းကောင်း၊ ဥဒ္ဓုမာတကသည်-ဥဒ္ဓုမာတကသည်ကိုလည်းကောင်း၊ ဝါ-
သေသည်မှအထက်ဖြစ်သော နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေအိတ်
ကဲ့သို့ ဖူးဖူးရောင်ပွဲ ထကြွလှုပ်ရှားသည်ဖြစ်၍ စက်ဆုပ်အပ်သောသူသေကောင်
ဟူ၍ဖြစ်သော သညာကိုလည်းကောင်း၊ ဝါ-သေသည်မှ အထက်ဖြစ်သော
နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင်ပွဲ ထကြွ
လှုပ်ရှားသည်ဖြစ်၍ စက်ဆုပ်အပ်သော သူသေကောင် ဟူ၍ဖြစ်သော သညာ
ဟူသောအကြီးအမှူးရှိသော ဈာန်ကိုလည်းကောင်း၊ အနုရုက္ခတိ-၏၊ အာဝု-
သော-တို့၊ အနုရုက္ခကာပဓာနံ-ကို၊ ဣဒံ-ဤ သမာဓိနိမိတ်ကို စောင့်ရှောက်
ကြောင်းဖြစ်သော လုံ့လပေတည်းဟူ၍၊ ဝုစ္စတိ-အပ်၏။ (၁၀-၄)။

ဉာဏာနိ-ဉာဏ်တို့သည်၊ ဓမ္မေ-လေးပါးသော အရိယသစ္စာတရား၊ လေးပါးသော အရိယသစ္စာ၏အတွင်းသို့ဝင်သော နိရောဓသစ္စာတရား၌၊ ဝါ-မဂ်တရား ဖိုလ်တရား၌၊ ပဝတ္တံ-သော၊ ဉာဏံ-မဂ်ဉာဏ်ဖိုလ်ဉာဏ်လည်းကောင်း၊ အန္တယေ-မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ အစဉ်လိုက်ခြင်း၌၊ ပဝတ္တံ-သော၊ ဉာဏံ-အနုမာနဉာဏ်လည်းကောင်း၊ ပရိယေ-တစ်ပါးသောပုဂ္ဂိုလ်၏စိတ်ကို ပိုင်းခြားခြင်း၌၊ ပဝတ္တံ-သော၊ ဉာဏံ-စေတောပရိယဉာဏ်လည်းကောင်း၊ သမ္မုတိယာ-သမ္မုတိ၌၊ ဝါ-ကောင်းစွာသမုတ်ခြင်း၌၊ ဝါ-ကောင်းစွာအသိအမှတ်ပြုခြင်း၌၊ ပဝတ္တံ-သော၊ ဉာဏံ-ဉာဏ်လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၁)။

☞ အပရာနိပိ-ကုန်၏သော၊ ဉာဏာနိ-တို့သည်၊ ဒုက္ခေ-ဒုက္ခသစ္စာ၌၊ ပဝတ္တံ-သော၊ ဉာဏံ-ဉာဏ်လည်းကောင်း၊ ဒုက္ခသမုဒယေ-ဒုက္ခ၏ကြွင်းသောအကြောင်းနှင့် ပေါင်းဆုံမိသည်ရှိသော် ဖြစ်ကြောင်း၊ ဖြစ်ရာ ဖြစ်သော သမုဒယသစ္စာ၌၊ ပဝတ္တံ-သော၊ ဉာဏံ-လည်းကောင်း၊ ဒုက္ခနိရောဓေ- ဒုက္ခ၏ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော နိရောဓသစ္စာ၌၊ ပဝတ္တံ-သော၊ ဉာဏံ-လည်းကောင်း၊ ဒုက္ခနိရောဓ ဂါမိနိယာ-ဒုက္ခ၏ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ သွားရောက်ကြောင်း ဖြစ်သော၊ ပဋိပဒါယ-အကျင့်ဟုဆိုအပ်သော ဗဂ္ဂသစ္စာ၌၊ ပဝတ္တံ-သော၊ ဉာဏံ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၂)။

၃၁၁။ သောတာပတ္တိယင်္ဂါနိ-အရိယမဂ်တည်းဟူသောအယာဉ်သို့ ရှေးဦးစွာ ရောက်ခြင်း၏ အကြောင်းတို့သည်၊ သပ္ပုရိသသံသေဝေါ-တင့်တယ်သော ယောကျ်ားဖြစ်၍ဖြစ်သော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့ကိုမှီဝဲဆည်းကပ်ခြင်းလည်းကောင်း၊ ဝါ-သူတော်ကောင်းဖြစ်၍ဖြစ်သော ဘုရားပစ္စေကဗုဒ္ဓါ သာဝကတို့ကို မှီဝဲဆည်းကပ်ခြင်း လည်းကောင်း၊ သဒ္ဓမ္မဿဝနံ-ပိဋကတ်သုံးပုံဟုဆိုအပ်သော သူတော်ကောင်းတရားကို ကြားနာခြင်းလည်းကောင်း၊ ယောနိသော-မနသိကာရော-ယောနိသော ပနသိကာရ လည်းကောင်း၊ ဝါ-အလိုရှိအပ်တောင့်တအပ်သောစီးပွားချမ်းသာကိုရခြင်း၏အကြောင်းအားဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူ၍ နှလုံးသွင်းခြင်း လည်းကောင်း၊ ဓမ္မာနုဓမ္မပုဂ္ဂိုလ်တို့-လောကုတ္တရာတရားကိုးပါးအားလျော်သော ပုဗ္ဗဘာဝ ကျင့်ဝတ်တရားကိုကျင့်ခြင်း လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၃)။

သောတာပန္နဿ - သောတာပန်ပုဂ္ဂိုလ်၏၊ ဝါ-အရိယမဂ်တည်းဟူသော အယာဉ်သို့ ရှေးဦးစွာရောက်ပြီးသော သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်၏၊ အင်္ဂါနိ-အင်္ဂါတို့သည်၊ အာဝုဿာ-ဘို့၊ ဣဓ ဣမသို့ သာသနေ-၌၊ အရိယသာဝကော-

အရိယသဘာဝကသည်၊ ဝါ-ကိလေသာမြို့မှူး ညစ်အကြေးမှူး ကင်းဝေးစင်ကြယ်
တော်မူသော မြတ်စွာဘုရား၏တပည့်သည်၊ ဗုဒ္ဓေ-မြတ်စွာဘုရား၌၊ (ဤယခု
ယောဇနာအပ်ဆဲဖြစ်သော စတုက္ကကို မဟာဝဂ္ဂ၊ မဟာပရိနိဗ္ဗာနသုတ်၊ ဒုတိယ
အာဏဝါရ၌ အပြည့်အစုံ ယောဇနာခွဲပြုဖြစ်၍ ဤ၌ အကျယ် မယောဇနာတော့
လတ္တံ့။) သော ဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ အရဟံ-မည်တော်
မူ၏၊ သော ဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-မည်တော်
မူ၏၊ သော ဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော-မူ၏၊
သော ဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ သုဂတော-မူ၏၊ သော ဘဂဝါ-
သည်၊ ဣတိပိ-ကြောင့်လည်း၊ လောကဝိဒ္ဓု-မူ၏၊ သော ဘဂဝါ-သည်၊
ဣတိပိ-ကြောင့်လည်း၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ-မူ၏၊ သော ဘဂဝါ-
သည်၊ ဣတိပိ-ကြောင့်လည်း၊ သတ္တာဒေဝမနုဿာနံ-မူ၏၊ သော ဘဂဝါ-
သည်၊ ဣတိပိ-ကြောင့်လည်း၊ ဗုဒ္ဓေါ-မူ၏၊ သော ဘဂဝါ-သည်၊ ဣတိပိ-
ကြောင့်လည်း၊ ဘဂဝါ-မူ၏၊ ဣတိ-သ္မိ၊ အဝေစ္စပ္ပသာဒေန-နှင့်၊ သမန္နာ-
ဂတော-သည်၊ ဟောတိ-၏၊ ဓမ္မော-၌၊ ဘဂဝတော-သည်၊ ဓမ္မော-ကို၊
သွာက္ခာတော-မူအပ်ပြီ၊ ဘဂဝတော-၏၊ ဓမ္မော-ကို၊ သန္တိဋ္ဌိကော-အပ်၏၊
ဘဂဝတော-၏၊ ဓမ္မော-သည်၊ အကာလိကော-ခွဲ၊ ဘဂဝတော-၏၊ ဓမ္မော-
သည်၊ ဟေပဿိကော-ထိုက်၏၊ ဘဂဝတော-၏၊ ဓမ္မော-သည်၊ ဩပနေယျိကော-
ထိုက်၏၊ ဘဂဝတော-၏၊ ဓမ္မော-ကို၊ ဝိညဟိ-တို့သည်၊ ပစ္စတ္တံ-၌၊ ဝေဒိ-
တဗ္ဗော-ထိုက်၏၊ ဣတိ-သ္မိ၊ အဝေစ္စပ္ပသာဒေန-နှင့်၊ သမန္နာဂတော-သည်၊
ဟောတိ-၏၊ သံဃော-၌၊ ဘဂဝတော-၏၊ သာဝကသံဃော-သည်၊ သုပ္ပဋိပန္နော-
မူတတ်၏၊ ဘဂဝတော-၏၊ သာဝကသံဃော-သည်၊ ဥပပုပ္ဖိပန္နော-မူတတ်၏၊
ဘဂဝတော-၏၊ သာဝကသံဃော-သည်၊ ဉာယပ္ပဋိပန္နော-မူတတ်၏၊ ဘဂဝတော-
၏၊ သာဝကသံဃော-သည်၊ သာမိဗိပ္ပဋိပန္နော-မူတတ်၏၊ ယဒိဒံ = ယဒနိပုရိသ-
ယုဂါနိ-တို့သည်၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏၊ ယဒိဒံ = ယေဣဗ္ဗေပုရိသ-
ပုဂ္ဂလာ-တို့သည်၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏၊ ဘဂဝတော-၏၊ သေ =
ဧသော သာဝကသံဃော-သည်၊ အာဟုနေယျော-ထိုက်၏၊ ဘဂဝတော-၏၊
သေ = ဧသော သာဝကသံဃော-သည်၊ ပါဟုနေယျော-ထိုက်၏၊ ဘဂဝတော-
၏၊ သေ = ဧသော သာဝကသံဃော-သည်၊ ဒက္ခိဏေယျော-ထိုက်၏၊ ဘဂဝ-
တော-၏၊ သေ = ဧသော သာဝကသံဃော-သည်၊ အဉ္ဇလိကရဏိယော-ထိုက်
၏၊ ဘဂဝတော-၏၊ သေ = ဧသော သာဝကသံဃော-သည်၊ လောကဿ-၏၊
အနုတ္တရံ-သော၊ ပုညက္ခေတ္တံ-မူ၏၊ ဣတိ-သ္မိ၊ အဝေစ္စပ္ပသာဒေန-နှင့်၊ သမန္နာ-
ဂတော-သည်၊ ဟောတိ-၏၊ အရိယကန္တေဟိ-ကုန်သော၊ အာရဏ္ဏေဟိ-ကုန်
သော၊ အစ္စိဒ္ဓေဟိ-ကုန်သော၊ အသမလေဟိ-ကုန်သော၊ အကမ္မာသေဟိ-
ကုန်သော၊ ဘုဇိဿေဟိ-ကုန်သော၊ ဝိညပ္ပသာတ္ထေဟိ-ကုန်သော၊ အပရာမုဋ္ဌေဟိ-

ကုန်သော၊ သမာဓိသံဝတ္တနိကေဟိ-ကုန်သော၊ သီလေဟိ-တို့နှင့်၊ သမန္တာရတော-
သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၄)။

သာမညဖလာနိ-သာမညဖိုလ်တို့သည်၊ ဝါ-ကိလေသာတို့ကို ငြိမ်းအေးစေ
တတ်သော ရဟန်း၏ ဖြစ်ကြောင်း ဖြစ်ရာဖြစ်သော မဂ်၏ အကျိုးတို့သည်၊
သောတာပတ္တိဖလံ-သောတာပတ္တိဖိုလ် လည်းကောင်း၊ သကဒါဂါမိဖလံ-သက
ဒါဂါမိဖိုလ် လည်းကောင်း၊ အနာဂါမိဖလံ-အနာဂါမိဖိုလ် လည်းကောင်း၊
အရဟတ္တဖလံ- အရဟတ္တဖိုလ် လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊
ဟောန္တိ-ကုန်၏။ (၁၅)။

ဓာတုယော-ဓာတ်တို့သည်၊ ပထဝီဓာတု-ပထဝီဓာတ် လည်းကောင်း၊ ဝါ-
ဓမ္မဓာတ် လည်းကောင်း၊ အာပေါဓာတု-အာပေါဓာတ် လည်းကောင်း၊ ဝါ-
ရေဓာတ် လည်းကောင်း၊ တေဇောဓာတု-တေဇောဓာတ် လည်းကောင်း၊ ဝါ-
မီးဓာတ် လည်းကောင်း၊ ဝါယောဓာတု-ဝါယောဓာတ် လည်းကောင်း၊ ဝါ-
လေဓာတ် လည်းကောင်း၊ ဣတိ-သို့၊ စတသော-တို့သည်၊ ဟောန္တိ-ကုန်၏။
(၁၆)။

အာဟာရာ - အာဟာရတို့သည်၊ ဝါ- မိမိအကျိုးကို ဆောင်တတ်သော
အကြောင်းတရားတို့သည်၊ ကဗဠိကာရော-အလုတ်အလွေး မဟုတ်သော်လည်း
အလုတ်အလွေးကဲ့သို့ ပြုအပ်သော၊ သြဠာရိကော ဝါ-ရုန့်ရင်းကြမ်းတမ်းသည်
သော်လည်း ဖြစ်သော၊ သုခုမော ဝါ-နူးညံ့သိမ်မွေ့ သည်သော်လည်း ဖြစ်သော၊
အာဟာရော-အာဟာရ လည်းကောင်း၊ ဝါ-သြဠာမကရုပ်ဟူသော မိမိအကျိုး
ကိုဆောင်တတ်သောသြဠာ လည်းကောင်း၊ ခုတိယော-နှစ်ခုတို့၏ ပြည့်ကြောင်း
ဖြစ်သော၊ ဖသော-ဖဿဟု ဆိုအပ်သော၊ အာဟာရော-အာဟာရ လည်း
ကောင်း၊ ဝါ-ဝေဒနာဟူသော မိမိအကျိုးကို ဆောင်တတ်သော အကြောင်း
တရား လည်းကောင်း၊ တတိယဒ-သော၊ မနောသဉ္ဇေတနာ-မနောသဉ္ဇေတနာ
ဟု ဆိုအပ်သော၊ အာဟာရော-အာဟာရ လည်းကောင်း၊ ဝါ-ဝိပင်္ဂါဟူသော
အကျိုးကို ဆောင်တတ်သော အကြောင်းတရား၊ လည်းကောင်း၊ စတုတ္ထံ-သော၊
ဝိညာဏံ-ဝိညာဏ်ဟု ဆိုအပ်သော၊ အာဟာရော-အာဟာရ လည်းကောင်း၊
ဝါ-နာမ်ရုပ် ဟူသောအကျိုးကို ဆောင်တတ်သော အကြောင်းတရား လည်း
ကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၇)။

ဝိညာဏဋ္ဌိတိယော-ဝိညာဏဋ္ဌိတိတို့သည်၊ ဝါ-ဝိညာဏ်၏တည်ရာ အကြောင်း
တို့သည်၊ အာရုသော-တို့၊ ဝိညာဏံ-အဘိသင်္ခါရဝိညာဏ်သည်၊ ဝါ-အကျိုးကို
ပြုပြင်စီရင်တတ်သော ကမ္မဝိညာဏ်သည်၊ ရူပပါယံ-ရူပက္ခန္ဓာသို့ ကပ်ရောက်

တတ်သည်။ ရူပါရမ္မဏံ-ရူပက္ခန္ဓာဟူသော အင်္ဂါရှိသည်။ ရူပပုတိဋ္ဌံ-ရူပက္ခန္ဓာ
 ဟူသော တည်ရာရှိသည်။ ဟုတော ဝါ-ဖြစ်၍ သော်လည်း၊ တိဋ္ဌမာနံ-တည်သည်
 ရှိသော်၊ တိဋ္ဌတိ-တည်၏။ နန္ဒုပသေစနံ-နှစ်သက်တတ်သော သမ္ပယုတ်တဏှာ
 ဥပနိဿယတဏှာသည် သွန်လောင်းအပ်သကဲ့သို့ ဖြစ်သည်။ ဟုတော-၍၊ ဝုဇ္ဇိံ-
 နိပ္ပရိယာယ အကျိုးကို ဖြစ်စေခြင်း၏ အစွမ်းအားဖြင့် ကြီးပွားခြင်းသို့၊ ဝိရူဠိံ-
 ပရိယာယအကျိုးကို ဖြစ်စေခြင်း၏ အစွမ်းအားဖြင့် စည်ပင်ခြင်းသို့၊ ဝေပုလ္လံ-
 နိဿန္တအကျိုးကို ဖြစ်စေခြင်း၏ အစွမ်းအားဖြင့် ပြန်ပြောသည်၏ အဖြစ်သို့၊
 (တစ်နည်း) ဝုဇ္ဇိံ-ဒိဋ္ဌဓမ္မဝေဒနိယအကျိုးကို ဖြစ်စေခြင်း၏ အစွမ်းအားဖြင့်
 ကြီးပွားခြင်းသို့၊ ဝိရူဠိံ-ဥပပဇ္ဇဝေဒနိယအကျိုးကို ဖြစ်စေခြင်း၏ အစွမ်းအားဖြင့်
 စည်ပင်ခြင်းသို့၊ ဝေပုလ္လံ-အပဇ္ဇာပရိယဝေဒနိယအကျိုးကို ဖြစ်စေခြင်း၏ အစွမ်း
 အားဖြင့် ပြန်ပြောသည်၏ အဖြစ်သို့၊ အာပဇ္ဇတိ-ရောက်၏၊ အာဝုသော-တို့၊
 ဝိညာဏံ-သည်။ ဝေဒနုပယံ-ဝေဒနာက္ခန္ဓာသို့ ကပ်ရောက်တတ်သည်။ ဝေဒနာ
 ရမ္မဏံ-သည်။ ဝေဒနာပတိဋ္ဌံ-သည်။ ဟုတော ဝါ-၍ သော်လည်း၊ တိဋ္ဌမာနံ-
 သော်၊ တိဋ္ဌတိ-၏။ နန္ဒုပသေစနံ-သည်။ ဟုတော-၍၊ ဝုဇ္ဇိံ-သို့၊ ဝိရူဠိံ-သို့၊
 ဝေပုလ္လံ-သို့၊ အာပဇ္ဇတိ-၏။ အာဝုသော-တို့၊ ဝိညာဏံ-သည်။ သညှပယံ-
 သညာက္ခန္ဓာသို့ ကပ်ရောက်တတ်သည်။ သညာရမ္မဏံ-သည်။ သညာပတိဋ္ဌံ-
 သည်။ ဟုတော ဝါ-သော်လည်း၊ တိဋ္ဌမာနံ-သော်၊ တိဋ္ဌတိ-၏။ နန္ဒုပသေစနံ-
 သည်။ ဟုတော-၍၊ ဝုဇ္ဇိံ-သို့၊ ဝိရူဠိံ-သို့၊ ဝေပုလ္လံ-သို့၊ အာပဇ္ဇတိ-၏။ အာ-
 ဝုသော-တို့၊ ဝိညာဏံ-သည်။ သင်္ခါရုပယံ-သင်္ခါရက္ခန္ဓာသို့ ကပ်ရောက်တတ်
 သည်။ သင်္ခါရရမ္မဏံ-သည်။ သင်္ခါရပတိဋ္ဌံ-သည်။ ဟုတော ဝါ-သော်လည်း၊
 တိဋ္ဌမာနံ-သော်၊ တိဋ္ဌတိ-၏။ နန္ဒုပသေစနံ-သည်။ ဟုတော-၍၊ ဝုဇ္ဇိံ-သို့၊
 ဝိရူဠိံ-သို့၊ ဝေပုလ္လံ-သို့၊ အာပဇ္ဇတိ-၏။ ဣတ္ထံ-သို့၊ စတသော-တို့သည်။
 ဟောန္တိ-ကုန်၏။ (၁၈)။



အဂတိဂမနာနိ-အဂတိဂမနတို့သည်။ ဝါ-မလားသင့်သော အရာသို့ လား
 ခြင်းတို့သည်။ ဆန္ဒာ-ချစ်ခြင်းကြောင့်၊ အဂတိံ-မလားသင့်သော အရာသို့၊
 ဂစ္ဆတိ-လား၏။ ဒေါသာ-အမျက်ထွက်ခြင်းကြောင့်၊ အဂတိံ-သို့၊ ဂစ္ဆတိ-၏။
 မောဟာ-တွေ့ဝေခြင်းကြောင့်၊ အဂတိံ-သို့၊ ဂစ္ဆတိ-၏။ ဘယာ-ကြောက်
 ခြင်းကြောင့်၊ အဂတိံ-သို့၊ ဂစ္ဆတိ-၏။ ဣတ္ထံ-သို့၊ စတ္တာရိ-တို့သည်။ ဟောန္တိ-
 ကုန်၏။ (တစ်နည်း) အဂတိဂမနာနိ-တို့သည်။ ဆန္ဒာ-ကြောင့်၊ အဂတိံ-သို့၊
 ယံ ဂစ္ဆတိ-အကြင် လား၏။ တံ အဂတိဂမနံ-တို့ မလားသင့်သော အရာသို့
 လားခြင်း လည်းကောင်း၊ ဒေါသာ-ကြောင့်၊ အဂတိံ-သို့၊ ယံ ဂစ္ဆတိ-၏။
 တံ အဂတိဂမနံ-လည်းကောင်း၊ မောဟာ-ကြောင့်၊ အဂတိံ-သို့၊ ယံ ဂစ္ဆတိ-
 ၏။ တံ အဂတိဂမနံ-လည်းကောင်း၊ ဘယာ-ကြောင့်၊ အဂတိံ-သို့၊ ယံ

ဂစ္ဆတိ-၏။ တံ အဂတိဂမနံ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၉)။

တဏှာပုဒါ-တဏှာ၏ဖြစ်ခြင်းတို့သည်၊ ဝါ-ဖြစ်တတ်သောတဏှာတို့သည်၊ အာဝုသော-တို့၊ ဘိက္ခုနော-အား၊ စိဝရဟေတုဝါ-သင်္ကန်းဟူသောအကြောင်းကြောင့်သော်လည်း၊ တဏှာ-တဏှာသည်၊ ဥပ္ပဇ္ဇမာနာ- ဖြစ်သည်ရှိသော်၊ ဥပ္ပဇ္ဇတိ-ဖြစ်တတ်၏။ အာဝုသော-တို့၊ ဘိက္ခုနော-အား၊ ပိဏ္ဍပါတဟေတုဝါ-ဆွမ်းဟူသောအကြောင်းကြောင့်လည်း၊ တဏှာ-သည်၊ ဥပ္ပဇ္ဇမာနာ-သော်၊ ဥပ္ပဇ္ဇတိ-တတ်၏။ အာဝုသော-တို့၊ ဘိက္ခုနော-အား၊ သေနာသနဟေတုဝါ-ကျောင်းအိပ်ရာနေရာဟူသော အကြောင်းကြောင့်သော်လည်း၊ တဏှာ-သည်၊ ဥပ္ပဇ္ဇမာနာ-သော်၊ ဥပ္ပဇ္ဇတိ-တတ်၏။ အာဝုသော-တို့၊ စိဝရ ပိဏ္ဍပါတ သေနာသန ဟေတု-သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာဟူသောအကြောင်းကြောင့်၊ တဏှာ-သည်၊ ဥပ္ပဇ္ဇမာနာ-သော်၊ ဥပ္ပဇ္ဇတိယထာ-ဖြစ်တတ်သကဲ့သို့၊ ဣတိ-ဤအတူ၊ ဘိက္ခုနော-အား၊ ဘဝါဘဝ ဟေတုဝါ-အာရောဂျအကျိုး၏ ဖြစ်ကြောင်း ဖြစ်သောဆေး၊ အာရောဂျအကျိုး၏ ဖြစ်ကြောင်း ဖြစ်သော ကြီးပွားသောဆေး ဟူသော အကြောင်းကြောင့်သော်လည်း၊ ဝါ-ငယ်သော ဘဝ၊ ကြီးသောဘဝ ဟူသော အကြောင်းကြောင့်သော်လည်း၊ တဏှာ-သည်၊ ဥပ္ပဇ္ဇမာနာ-သော်၊ ဥပ္ပဇ္ဇတိ-တတ်၏။ ဣတိ-သို့၊ စတ္တာရေ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၀)။

ပဋိပဒါ-အကျင့်တို့သည်၊ ဝါ-ကျင့်အပ်သောတရားတို့သည်၊ ဒုက္ခာ-ဆင်းရဲသော၊ ဝါ-ဆင်းရဲသဖြင့်ပြုကျင့်အပ်သော၊ ဝါ-ပြုကျင့်ခြင်းငှာခဲဟည်းသော၊ ဝါ-ပြုကျင့်နိုင်ခဲသော၊ ဝါ-သည်းခံနိုင်ခဲသော၊ ဒန္ဓာဘိညာ-မောဟပြင်းထန်လေးလံထိုင်းမှိုင်းသော အောက်ညာဏ်ထက်လွန်သော ဉာဏ်ရှိသော၊ ပဋိပဒါ-အကျင့် လည်းကောင်း၊ ဝါ-ကျင့်အပ်သောတရားလည်းကောင်း၊ ဒုက္ခာ-သော၊ ခိပ္ပာဘိညာ-လျင်မြန်သော အောက်ညာဏ်ထက်လွန်သော ဉာဏ်ရှိသော၊ ပဋိပဒါ-အကျင့် လည်းကောင်း၊ သုခါ-ချမ်းသာသော၊ ဝါ-လွယ်လင့်တကူပြုကျင့်အပ်သော၊ ဝါ-ပြုကျင့်ခြင်းငှာ လွယ်ကူသော၊ ဒန္ဓာဘိညာ-သော၊ ပဋိပဒါ-လည်းကောင်း၊ သုခါ-သော၊ ခိပ္ပာဘိညာ-သော၊ ပဋိပဒါ-လည်းကောင်း၊ ဣတိ-သို့၊ စတသော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၁)။

အပရာပိ-ကုန်သော၊ ပဋိပဒါ-တို့သည်၊ အက္ခမာ-သီတဉာဏ်အစရှိသည်ကို သည်းမခံနိုင်သော၊ ပဋိပဒါ-လည်းကောင်း၊ ခမာ-သီတဉာဏ်အစရှိသည်ကို သည်းမခံနိုင်သော၊ ပဋိပဒါ-လည်းကောင်း၊ ခမာ-ဣန္ဒြေတို့ကိုဆုံးမတတ်သော၊ ပဋိပဒါ-လည်းကောင်း၊ သမာ-မိစ္ဆာဝိတက်တို့ကို ငြိမ်းအေးစေတတ်သော၊ ပဋိပဒါ-လည်းကောင်း၊ ဣတိ-သို့၊ စတသော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၂)။

ဓမ္မပဒါနိ-တရားအစုတို့သည်၊ ဝါ- ဈာန် ဝိပဿနာ မဂ် ဖိုလ်တရားတို့သို့ ရောက်ကြောင်းဖြစ်သောတရားတို့သည်၊ အနဘိဇ္ဈာ-အနဘိဇ္ဈာဟုဆိုအပ်သော၊ ဝါ-အဘိဇ္ဈာ၏ဆန့်ကျင်ဘက်ဖြစ်သော အလောတဟုဆိုအပ်သော၊ ဝါ-အဘိဇ္ဈာ၏ ဆန့်ကျင်ဘက်ဖြစ်သော အလောတပြဋ္ဌာန်းသော ဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဟုဆိုအပ်သော၊ ဓမ္မပဒါ-တရားအစု လည်းကောင်း၊ အဗျာပါဒေါ-အဗျာပါဒဟုဆိုအပ်သော၊ ဝါ-ဗျာပါဒ၏ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာဟုဆိုအပ်သော၊ ဝါ-ဗျာပါဒ၏ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာပြဋ္ဌာန်းသော ဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဟုဆိုအပ်သော၊ ဓမ္မပဒါ-လည်းကောင်း၊ သမ္မာသတိ-သမ္မာသတိဟုဆိုအပ်သော၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သောသတိဟုဆိုအပ်သော၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သောသတိပြဋ္ဌာန်းသော ဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဟုဆိုအပ်သော၊ ဓမ္မပဒါ-လည်းကောင်း၊ သမ္မာသမာဓိ-သမ္မာသမာဓိဟုဆိုအပ်သော၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သော သမာဓိဟုဆိုအပ်သော၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သောသမာဓိပြဋ္ဌာန်းသော ဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဟုဆိုအပ်သော၊ ဓမ္မပဒါ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (တစ်နည်း) ဓမ္မပဒါနိ-တို့သည် အနဘိဇ္ဈာ-အနဘိဇ္ဈာဟုဆိုအပ်သော၊ ဝါ-အဘိဇ္ဈာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဒသအသုဘဟုဆိုအပ်သော၊ ဝါ-အဘိဇ္ဈာ၏ ဆန့်ကျင်ဘက်ဖြစ်သော ဒသအသုဘ၏အစွမ်းအားဖြင့် ရအပ်သော ဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဟုဆိုအပ်သော၊ ဓမ္မပဒါ-တရားအစု လည်းကောင်း၊ အဗျာပါဒေါ-အဗျာပါဒဟုဆိုအပ်သော၊ ဝါ-ဗျာပါဒ၏ ဆန့်ကျင်ဘက်ဖြစ်သော စတုဗြဟ္မဝိဟာရဟုဆိုအပ်သော၊ ဝါ-ဗျာပါဒ၏ ဆန့်ကျင်ဘက်ဖြစ်သော စတုဗြဟ္မဝိဟာရ၏ အစွမ်းအားဖြင့် ရအပ်သော ဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဟုဆိုအပ်သော၊ ဓမ္မပဒါ-လည်းကောင်း၊ သမ္မာသတိ-သမ္မာသတိဟုဆိုအပ်သော၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သောသတိဟုဆိုအပ်သော ဆယ်ပါးသော အနုဿတိ အာဟာရေပဋိက္ခလသညာဟုဆိုအပ်သော၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သောသတိဟုဆိုအပ်သော ဆယ်ပါးသော အနုဿတိ အာဟာရေပဋိက္ခလသညာ၏အစွမ်းအားဖြင့် ရအပ်သော ဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဟုဆိုအပ်သော၊ ဓမ္မပဒါ-လည်းကောင်း၊ သမ္မာသမာဓိ-သမ္မာသမာဓိဟုဆိုအပ်သော၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သော သမာဓိဟုဆိုအပ်သော ဒသကသိဏ အာနာပါနဟုဆိုအပ်သော၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သောသမာဓိဟုဆိုအပ်သော ဒသကသိဏ အာနာပါန၏ အစွမ်းအားဖြင့် ရအပ်သော ဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ဟုဆိုအပ်သော၊ ဓမ္မပဒါ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၃)။

ဓမ္မသမာဒါနာနိ - တရားကို ဆောက်တည်ခြင်းတို့သည်၊ ဝါ- တရားကို ကောင်းစွာယူခြင်းတို့သည်၊ ဝါ-ဆောက်တည်အပ်သောတရားတို့သည်၊ အာ-

ဝုသော-တို့၊ ပစ္စုပ္ပန်ဒုက္ခဉ္ဇေဝ-ပစ္စုပ္ပန်ဘဝ၌ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော၊ အာယတိံ-နောင်အခါ၌၊ ဒုက္ခဝိပါကံစ-ဆင်းရဲသော အကျိုးရှိသည်လည်းဖြစ်သော၊ ဓမ္မသမာဒါနံ-တရားကိုဆောက်တည်ခြင်းသည်၊ ဝါ-တရားကိုကောင်းစွာ ယူခြင်းသည်၊ ဝါ-ဆောက်တည်အပ်သော အစေလကအကျင့်ဟုဆိုအပ်သော တရားသည်၊ အတ္ထိ-၏၊ အာဝုသော-တို့၊ ပစ္စုပ္ပန်ဒုက္ခံ-သော၊ အာယတိံ-၌၊ သုခဝိပါကံ-ချမ်းသာသော အကျိုးရှိသော၊ ဓမ္မသမာဒါနံ-တရားကိုဆောက်တည်ခြင်းသည်၊ ဝါ-တရားကိုကောင်းစွာယူခြင်းသည်၊ ဝါ-ဆောက်တည်အပ်သော မြတ်သော အကျင့်ဖြစ်၍ဖြစ်သော တရားသည်၊ အတ္ထိ-၏၊ အာဝုသော-တို့၊ ပစ္စုပ္ပန်သုခံ-ပစ္စုပ္ပန်ဘဝ၌ ချမ်းသာသော၊ အာယတိံ-၌၊ ဒုက္ခဝိပါကံ-ဆင်းရဲသော အကျိုးရှိသော၊ ဓမ္မသမာဒါနံ-တရားကိုဆောက်တည်ခြင်းသည်၊ ဝါ-တရားကိုကောင်းစွာယူခြင်းသည်၊ ဝါ-ဆောက်တည်အပ်သော ကာမေသုပါတဗျတာဟုဆိုအပ်သော တရားသည်၊ အတ္ထိ-၏၊ အာဝုသော-တို့၊ ပစ္စုပ္ပန်ဒုက္ခဉ္ဇေဝ-သော၊ အာယတိံ-၌၊ သုခဝိပါကံ-သော၊ ဓမ္မသမာဒါနံ-တရားကို ဆောက်တည်ခြင်းသည်၊ ဝါ-တရားကိုကောင်းစွာယူခြင်းသည်၊ ဝါ-ဆောက်တည်အပ်သော သာသနုဗြဟ္မစရိယဟုဆိုအပ်သော တရားသည်၊ အတ္ထိ-၏၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၄)။

ဓမ္မက္ခန္ဓာ-ဓမ္မက္ခန္ဓာတို့သည်၊ ဝါ-တရားအစုတို့သည်၊ ဝါ-တရားဟူသော ဂုဏ်ကျေးဇူးတို့သည်၊ သီလက္ခန္ဓာ-သီလက္ခန္ဓာ လည်းကောင်း၊ ဝါ-ဖိုလ်သီလအစုလည်းကောင်း၊ ဝါ-ဖိုလ်သီလဟူသော ဂုဏ်ကျေးဇူး လည်းကောင်း၊ သမာဓိက္ခန္ဓာ-သမာဓိက္ခန္ဓာ လည်းကောင်း၊ ဝါ-ဖိုလ်သမာဓိအစုလည်းကောင်း၊ ဝါ-ဖိုလ်သမာဓိဟူသော ဂုဏ်ကျေးဇူး လည်းကောင်း၊ ပညာက္ခန္ဓာ-ပညာက္ခန္ဓာလည်းကောင်း၊ ဝါ-ဖိုလ်ပညာအစုလည်းကောင်း၊ ဝါ-ဖိုလ်ပညာဟူသော ဂုဏ်ကျေးဇူး လည်းကောင်း၊ ဝိမုတ္တိက္ခန္ဓာ-ဝိမုတ္တိက္ခန္ဓာ လည်းကောင်း၊ ဝါ-ကိလေသာတို့မှလွတ်ပြီးသော ဖိုလ်အစု လည်းကောင်း၊ ဝါ-ကိလေသာတို့မှလွတ်ပြီးသော ဖိုလ်ဟူသော ဂုဏ်ကျေးဇူး လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၅)။

ဗလာနိ-ဖိုလ်တို့သည်၊ ဝါ-သမ္ပယုတ်တရားတို့ကို ထောက်ပံ့ကူညီတတ်သော အားအစွမ်းတို့သည်၊ ဝါ-ရန်သူတို့ကြောင့် မတုန်လှုပ်တတ်သော အားအစွမ်းတို့သည်၊ ဝီရိယဗလံ-ဝီရိယဖိုလ် လည်းကောင်း၊ ဝါ-ဝီရိယသာလျှင်ဖြစ်သော အားအစွမ်း လည်းကောင်း၊ သတိဗလံ-သတိဖိုလ် လည်းကောင်း၊ ဝါ-သတိသာလျှင်ဖြစ်သော အားအစွမ်း လည်းကောင်း၊ သမာဓိဗလံ-သမာဓိဖိုလ်လည်းကောင်း၊ ဝါ-သမာဓိသာလျှင်ဖြစ်သော အားအစွမ်း လည်းကောင်း၊

ပညာဗလံ-ပညာဗိုလ်လည်းကောင်း၊ ဝါ-ပညာသာလျှင်ဖြစ်သော အားအစွမ်းလည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၆)။

အဓိဋ္ဌာနာနိ-အဓိဋ္ဌာနတို့သည်၊ ဝါ-လွန်ကဲသောဂုဏ်ရှိသောယောကျ်ားတို့၏တည်ကြောင်းဖြစ်သောတရားတို့သည်၊ ဝါ-လွန်ကဲသောဂုဏ်ရှိသောယောကျ်ားတို့၏တည်ရာဖြစ်သောတရားတို့သည်၊ ဝါ-လွန်ကဲသောဂုဏ်ရှိသောယောကျ်ားတို့၏တည်ခြင်းဟူသောတရားတို့သည်၊ ပညာဓိဋ္ဌာနံ-ပညာဓိဋ္ဌာနလည်းကောင်း၊ ဝါ-အရဟတ္တဖိုလ်ပညာသာလျှင်ဖြစ်သောလွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏တည်ကြောင်းဖြစ်သောတရားလည်းကောင်း၊ သစ္စာဓိဋ္ဌာနံ-သစ္စာဓိဋ္ဌာနလည်းကောင်း၊ ဝါ-ဝစီသစ္စာသာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏ တည်ကြောင်းဖြစ်သောတရားလည်းကောင်း၊ စာဂါဓိဋ္ဌာနံ-စာဂါဓိဋ္ဌာနလည်းကောင်း၊ ဝါ-အာမိသကို စွန့်ခြင်းသာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏ တည်ကြောင်းဖြစ်သော တရားလည်းကောင်း၊ ဥပသမာဓိဋ္ဌာနံ - ဥပသမာဓိဋ္ဌာနလည်းကောင်း၊ ဝါ- ကိလေသာတို့၏ ငြိမ်းအေးရာနိဗ္ဗာန်သာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသောယောကျ်ားတို့၏တည်ကြောင်းဖြစ်သော တရားလည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (တစ်နည်း) ပညာဓိဋ္ဌာနံ-ပညာဓိဋ္ဌာနလည်းကောင်း၊ ဝါ-ကမ္မဿကတာပညာ၊ ဝိပဿနာပညာ၊ ဈာန်ပညာ၊ အဘိညာဉ်ပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာသာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏တည်ကြောင်းဖြစ်သော တရားလည်းကောင်း၊ သစ္စာဓိဋ္ဌာနံ-သစ္စာဓိဋ္ဌာနလည်းကောင်း၊ ဝါ-ဝစီသစ္စာ၊ ဝိရတိသစ္စာ၊ ပရမတ္ထသစ္စာသာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏တည်ကြောင်းဖြစ်သော တရားလည်းကောင်း၊ စာဂါဓိဋ္ဌာနံ-စာဂါဓိဋ္ဌာနလည်းကောင်း၊ ဝါ-အာမိသကိုစွန့်ခြင်း၊ ဝိတိက္ကမကိုစွန့်ခြင်း၊ ပရိယုဋ္ဌာန်ကိုစွန့်ခြင်း၊ အောက်မဂ်တို့ဖြင့် အနုသယကိုစွန့်ခြင်း၊ အရဟတ္တမဂ်ပညာဖြင့် ကိလေသာတို့ကိုစွန့်ခြင်းသာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏ တည်ကြောင်းဖြစ်သော တရားလည်းကောင်း၊ ဥပသမာဓိဋ္ဌာနံ-ဥပသမာဓိဋ္ဌာနလည်းကောင်း၊ ဝါ-ဝိက္ခမ္ဘနု၊ ဟာန်ဖြင့် ကိလေသာတို့၏ငြိမ်းအေးခြင်း၊ အောက်မဂ်တို့ဖြင့် သမုဇ္ဈေဒပဟာန်ဖြင့် ကိလေသာတို့၏ ငြိမ်းအေးခြင်း၊ အရဟတ္တမဂ်ဖြင့် သမုဇ္ဈေဒပဟာန်ဖြင့် ကိလေသာတို့၏ငြိမ်းအေးခြင်း သာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသောယောကျ်ားတို့၏တည်ကြောင်းဖြစ်သော တရားလည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (တစ်နည်း) ပညာဓိဋ္ဌာနံ-ပညာဓိဋ္ဌာနလည်းကောင်း၊ ဝါ-အရဟတ္တဖိုလ်ပညာသာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏ တည်ကြောင်း ဖြစ်သော တရားလည်းကောင်း၊ သစ္စာဓိဋ္ဌာနံ-သစ္စာဓိဋ္ဌာနလည်းကောင်း၊ ဝါ-ပရမတ္ထသစ္စာသာလျှင် ဖြစ်သော

လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏တည်ကြောင်းဖြစ်သောတရား လည်းကောင်း၊ စာဂါဓိဋ္ဌာနံ-စာဂါဓိဋ္ဌာနလည်းကောင်း၊ ဝါ-ကိလေသာတို့ကို စွန့်ရာ နိဗ္ဗာန်သာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏တည်ကြောင်းဖြစ်သော တရားလည်းကောင်း၊ ဥပသမာဓိဋ္ဌာနံ-ဥပသမာဓိဋ္ဌာနလည်းကောင်း၊ ဝါ-အလုံးစုံသောသင်္ခါရတို့၏ ငြိမ်းအေးရာ နိဗ္ဗာန်သာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏တည်ကြောင်းဖြစ်သောတရား လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (တစ်နည်း) ပညာဓိဋ္ဌာနံ-ပညာဓိဋ္ဌာနလည်းကောင်း၊ ဝါ-အရဟတ္တဖိုလ်ပညာသာလျှင် ဖြစ်သော လွန်ကဲသောပညာရှိသော ယောကျ်ားတို့၏ တည်ကြောင်း ဖြစ်သော တရားလည်းကောင်း၊ ဓမ္မာဓိဋ္ဌာနံ-သမ္မာဓိဋ္ဌာန လည်းကောင်း၊ ဝါ-ပရမတ္ထ သစ္စာသာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏ တည်ကြောင်းဖြစ်သော တရား လည်းကောင်း၊ စာဂါဓိဋ္ဌာနံ - စာဂါဓိဋ္ဌာန လည်းကောင်း၊ ဝါ-ကိလေသာတို့ကိုစွန့်ရာ နိဗ္ဗာန်သာလျှင်ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏တည်ကြောင်းဖြစ်သော တရားလည်းကောင်း၊ ဥပသမာဓိဋ္ဌာနံ-ဥပသမာဓိဋ္ဌာနလည်းကောင်း၊ ဝါ-ကိလေသာတို့၏ငြိမ်းအေးရာ နိဗ္ဗာန်သာလျှင် ဖြစ်သော လွန်ကဲသောဂုဏ်ရှိသော ယောကျ်ားတို့၏ တည်ကြောင်း ဖြစ်သော တရားလည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၇)။

၉၀၂။ ပညာဗျာကရဏာနိ-ပြဿနာကို ဖြေဆိုခြင်းတို့သည်၊ ကေသဗျာကရဏီယော-စင်စစ်ဖြေဆိုအပ် ဖြေဆိုသင့် ဖြေဆိုထိုက်သော၊ ပဉ္စော-ပြဿနာလည်းကောင်း၊ ပဋိပစ္ဆာဗျာကရဏီယော-တစ်ဖန်မေး၍ ဖြေဆိုအပ်၊ ဖြေဆိုသင့်၊ ဖြေဆိုထိုက်သော၊ ပဉ္စော-လည်းကောင်း၊ ဝိကဇ္ဇဗျာကရဏီယော-ခွဲခြမ်း ဝေဖန်၍ ဖြေဆိုအပ်၊ ဖြေဆိုသင့်၊ ဖြေဆိုထိုက်သော၊ ပဉ္စော-လည်းကောင်း၊ ဌပနိယော-မဖြေဆိုဘဲထားအပ်၊ ထားသင့်၊ ထားထိုက်သော၊ ပဉ္စော-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၈)။

ကမ္မာနိ-ကံတို့သည်၊ အာဝုဇသော-တို့၊ ကဏှိ-မည်းနက်သော၊ ကဏှဝိပါကံ-မည်းနက်သော အကျိုးရှိသော၊ ကမ္မိ-ဆယ်ပါးသော အကုသလ ကမ္မပထကံလည်း၊ အတ္ထိ-ရှိ၏၊ အာဝုဇသော-တို့ သူကံ-ဖြူစင်သော၊ သူကံဝိပါကံ-ဖြူစင်သောအကျိုးရှိသော၊ ကမ္မိ-ဆယ်ပါးသော ကုသလကမ္မပထကံလည်း၊ အတ္ထိ-၏၊ အာဝုဇသော-တို့၊ ကဏှသုက္ကံ-မည်းလည်းမည်းနက် ဖြူလည်းဖြူစင်သော၊ ကဏှသုက္ကံ ဝိပါကံ-မည်းလည်းမည်းနက်၊ ဖြူလည်း ဖြူစင်သော အကျိုး ရှိသော၊ ကမ္မိ-မိဿကံလည်း၊ အတ္ထိ-၏၊ အာဝုဇသော-တို့၊ အကဏှိ-မည်းလည်းမည်းနက်သော၊ အသုက္ကံ-ဖြူလည်းမဖြူစင်သော၊ အကဏှအသုက္ကံဝိပါကံ-မည်းလည်းမည်းနက်၊ ဖြူလည်းမဖြူစင်သော အကျိုးရှိသော၊ ယံကမ္မိ-အကြင်မဂ္ဂကံလည်း၊

ကမ္မက္ခယာယ-ကံ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်အကျိုးငှာ၊ သံဝတ္တတိ-ဖြစ်ခဲ့၏။ တံကမ္မံ-ထိုမဂ္ဂကံသည်၊ အတ္တိ-၏၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၉)။

သတ္တိကရဏီယာ-မျက်မှောက်ပြုခြင်း၊ ရခြင်းဖြင့် မျက်မှောက်ပြုအပ်၊ ပြုသင့်၊ ပြုထိုက်ကုန်သော၊ ဓမ္မာ-တရားတို့သည်၊ သတိယာ-ပုဗ္ဗေနိဝါသာနုဿတိဖြင့်၊ သတ္တိကရဏီယော-မျက်မှောက်ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော၊ ပုဗ္ဗေနိဝါသော-ပုဗ္ဗေနိဝါသလည်းကောင်း၊ ဝါ-ရှေ့ဘ၌ နေအပ်ဖူးသော ခန္ဓာအစဉ်လည်းကောင်း၊ စက္ခုနာ-ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်၊ သတ္တိကရဏီယာ-ထိုက်သော၊ သတ္တာနံ-သတ္တဝါတို့၏၊ စတုပပါတော-စုတိပဋိသန္ဓေလည်းကောင်း၊ ကာယနု-လဟာဓာတာ နာမကာယဖြင့်၊ သတ္တိကရဏီယာ-ထိုက်ကုန်သော၊ အဋ္ဌ-ရှစ်ပါး ကုန်သော၊ ဝိမောက္ခာ-ဝိမောက္ခတို့လည်းကောင်း၊ ဝါ-ကိလေသာတို့မှ လွတ်သော ရှစ်ပါးသော သမာပတ်တို့လည်းကောင်း၊ ပညာယ-အရဟတ္တဖိုလ်ပညာဖြင့်၊ သတ္တိကရဏီယော- ထိုက်သော၊ အာသဝါနံ- အာသဝေါတရားတို့ကို၊ ခယော-ကုန်စေတတ်သော အရဟတ္တဖိုလ်စိတ်လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၀)။

ဩဃာ-ဩဃတို့သည်၊ ဝါ-ဝဋ်ဆင်းရဲ၌ သတ္တဝါတို့ကို အောက်၌နှစ်မြုပ်စေတတ်သော တရားတို့သည်၊ ကာမောယော-ကာမောယ လည်းကောင်း၊ ဝါ-ဝတ္ထုကာမတို့ကို အလိုရှိတတ်သောရာဂဖြစ်၍ အောက်၌ နှစ်မြုပ်စေဘိသော တရား လည်းကောင်း၊ ဝါ-ဝတ္ထုကာမတို့ကို အလိုရှိတတ်သော ရာဂသာလျှင် ဖြစ်သော အောက်၌ နှစ်မြုပ်စေတတ်သော တရား လည်းကောင်း၊ ဝါ-ဝတ္ထုကာမတို့၌ နှစ်မွန်းမျောပါးစေတတ်သော ကာမရာဂ လည်းကောင်း၊ ဘဝေါ-ယော-ဘဝေါယ လည်းကောင်း၊ ဝါ-ရူပဘဝ, အရူပဘဝတို့၌ တပ်ဘတ်သော ရာဂ, ဈာနနိကန္တိက သဿတဒိဋ္ဌိနှင့် တက္ကဖြစ်သော ရာဂဖြစ်၍ အောက်၌ နှစ်မြုပ်စေဘိသော တရားလည်းကောင်း၊ ဝါ-ရူပဘဝ, အရူပဘဝတို့၌ တပ်တတ်သော ရာဂ, ဈာနနိကန္တိက သဿတဒိဋ္ဌိနှင့် တက္ကဖြစ်သော ရာဂသာလျှင် ဖြစ်သော အောက်၌ နှစ်မြုပ်စေတတ်သော တရား လည်းကောင်း၊ ဒိဋ္ဌောယော-ဒိဋ္ဌောယ လည်းကောင်း၊ ဝါ-ခြောက်ဆယ့် နှစ်ပါးသော မိစ္ဆာ အယူ ဖြစ်၍ အောက်၌ နှစ်မြုပ်စေတတ်သော တရား လည်းကောင်း၊ ဝါ-ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူသာလျှင်ဖြစ်သော အောက်၌ နှစ်မြုပ်စေဘိသော တရား လည်းကောင်း၊ အဝိဇ္ဇောယော-အဝိဇ္ဇောယ လည်းကောင်း၊ ဝါ-အဝိဇ္ဇာဖြစ်၍ အောက်၌ နှစ်မြုပ်စေဘိသော တရား လည်းကောင်း၊ ဝါ-အဝိဇ္ဇာသာလျှင် ဖြစ်သော အောက်၌ နှစ်မြုပ်စေတတ်သော တရား လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၁)။

ယောဂါ-ယောဂ တို့သည်။ ဝါ-ဝဋ်၌ အကျိုးနှင့် ကံကို ယှဉ်စေတတ်၊
 ဘဝါဒိကို ဘဝန္တရ အစရှိသည်တို့နှင့် ယှဉ်စေတတ်၊ သတ္တဝါတို့ကို ဒုက္ခ၌ ယှဉ်
 စေတတ်သော တရားတို့သည်။ ကာမယောဂေါ-ကာမယောဂ လည်းကောင်း၊
 ဝါ-ဝတ္ထုကာမတို့ကို အလိုရှိတတ်သော ရာဂဖြစ်၍ ဝဋ်၌ ယှဉ်စေတတ်သော
 တရား လည်းကောင်း၊ ဝါ-ဝတ္ထုကာမတို့ကို အလိုရှိတတ်သော ရာဂသာလျှင်
 ဖြစ်သော ဝဋ်၌ ယှဉ်စေတတ်သော တရား လည်းကောင်း၊ ဘဝယောဂေါ-
 ဘဝယောဂ လည်းကောင်း၊ ဝါ-ရူပဘဝ၊ အရူပဘဝတို့၌ တပ်တတ်သော
 ရာဂ၊ ဈာနနိကန္တိက သဿာဒိဋ္ဌိနှင့် တက္ကဖြစ်သော ရာဂဖြစ်၍ ဝဋ်၌ ယှဉ်စေ
 တတ်သော တရား လည်းကောင်း၊ ဝါ-ရူပဘဝ၊ အရူပဘဝတို့၌ တပ်တတ်
 သော ရာဂ၊ ဈာနနိကန္တိက သဿာဒိဋ္ဌိနှင့် တက္ကဖြစ်သော ရာဂသာလျှင် ဖြစ်
 သော ဝဋ်၌ယှဉ်စေတတ်သောတရား လည်းကောင်း၊ ဒိဋ္ဌိယောဂေါ-ဒိဋ္ဌိယောဂ
 လည်းကောင်း၊ ဝါ-ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာအယူဖြစ်၍ ဝဋ်၌ယှဉ်စေ
 တတ်သောတရား လည်းကောင်း၊ ဝါ-ခြောက်ဆယ့် နှစ်ပါးသော မိစ္ဆာအယူ
 သာလျှင်ဖြစ်သော ဝဋ်၌ ယှဉ်စေတတ်သောတရား လည်းကောင်း၊ အဝိဇ္ဇာ
 ယောဂေါ-အဝိဇ္ဇာယောဂ လည်းကောင်း၊ ဝါ-အဝိဇ္ဇာဖြစ်၍ ဝဋ်၌ ယှဉ်စေ
 တတ်သောတရား လည်းကောင်း၊ ဝါ-အဝိဇ္ဇာသာလျှင်ဖြစ်သော ဝဋ်၌ ယှဉ်စေ
 တတ်သောတရား လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-
 ကုန်၏။ (၃၂)။

ဝိသညောဂါ-ဝိသညောဂတို့သည်။ ဝါ-ကိလေသာ၌ မယှဉ်စေတတ်သော
 တရားတို့သည်။ ကာမယောဂဝိသညောဂေါ-ကာမယောဂဝိသညောဂ လည်း
 ကောင်း၊ ဝါ-ကာမယောဂနှင့်မယှဉ်သော အသုဘဈာန်၊ ထို အသုဘဈာန်ကို
 အခြေပြု၍ ရအပ်သော အနာဂါမိမင် လည်းကောင်း၊ ဘဝယောဂဝိသညော
 ဂေါ-ဘဝယောဂဝိသညောဂ လည်းကောင်း၊ ဝါ-ဘဝယောဂနှင့် မယှဉ်သော
 အရဟတ္တမင် လည်းကောင်း၊ ဒိဋ္ဌိယောဂဝိသညောဂေါ-ဒိဋ္ဌိယောဂဝိသညောဂ
 လည်းကောင်း၊ ဝါ-ဒိဋ္ဌိယောဂနှင့်မယှဉ်သော သောတာပတ္တိမင် လည်းကောင်း၊
 အဝိဇ္ဇာယောဂဝိသညောဂေါ-အဝိဇ္ဇာယောဂဝိသညောဂ လည်းကောင်း၊ ဝါ-
 အဝိဇ္ဇာယောဂနှင့် မယှဉ်သောအရဟတ္တမင် လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-
 တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၃)။

ဂန္ထာ-ဂန္ထတို့သည်။ ဝါ-ထုံးနှောင်ဖွဲ့ချည်တတ်သောတရားတို့သည်။ အဘိဇ္ဈာ-
 အဘိဇ္ဈာဟု ဆိုအပ်သော၊ ဝါ-တစ်ပါးသောသူ၏စည်းစိမ်ကို ရှေးရှု တပ်တတ်
 သော လောဘဟု ဆိုအပ်သော၊ ကာယဂန္ထာ- ကာယဂန္ထ လည်းကောင်း၊
 ဝါ-ဝဋ်၌ ရူပကာယ၊ နာမကာယတို့ကို ထုံးနှောင်ဖွဲ့ချည်တတ်သောတရား လည်း
 ကောင်း၊ ဗျာပါဒေါ-ဗျာပါဒဟု ဆိုအပ်သော၊ ဝါ-ဟိတသုခကို ဖျက်ဆီး

တတ်သော ဒေါသဟုဆိုအပ်သော၊ ကာယဂန္ထော-ကာယဂန္ထ လည်းကောင်း၊ သီလဗ္ဗတပရာမာသော-သီလဗ္ဗတပရာမာသ လည်းကောင်း၊ ဝါ-အလေ့အကျင့်ကို မှားမှားယွင်းယွင်း သုံးသပ်ကြောင်းဖြစ်သော ဒိဋ္ဌိဟုဆိုအပ်သော၊ ကာယဂန္ထော- ကာယဂန္ထ လည်းကောင်း၊ ဣဒံ သစ္စာသိနိဝေသော- ဣဒံ သစ္စာသိနိဝေသဟု ဆိုအပ်သော၊ ဝါ-ဤ ငါ၏ အယူသည်သာ မှန်ကန်သည်ဟု နှလုံးသွင်းကြောင်းဖြစ်သော မိစ္ဆာအယူဟု ဆိုအပ်သော၊ ကာယဂန္ထော-ကာယဂန္ထ လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၄)။

ဥပါဒါနာနိ-ဥပါဒါနိတို့သည်၊ ဝါ-ပြင်းစွာ အာရုံကိုယူကြောင်း၊ စွဲလမ်းကြောင်းဖြစ်သော တရားတို့သည်၊ ကာမုပါဒါနိ-ကာမုပါဒါနိ လည်းကောင်း၊ ဝါ-ဝတ္ထုကာမကို အလိုရှိတတ်သော ရာဂသာလျှင်ဖြစ်သော ပြင်းစွာ အာရုံကိုယူကြောင်း၊ စွဲလမ်းကြောင်းဖြစ်သော တရား လည်းကောင်း၊ ဒိဋ္ဌုပါဒါနိ-ဒိဋ္ဌုပါဒါနိ လည်းကောင်း၊ ဝါ-မိစ္ဆာ အယူသာလျှင်ဖြစ်သော ပြင်းစွာ အာရုံကိုယူကြောင်း၊ စွဲလမ်းကြောင်းဖြစ်သော တရား လည်းကောင်း၊ သီလဗ္ဗတုပါဒါနိ-သီလဗ္ဗတုပါဒါနိ လည်းကောင်း၊ ဝါ-အလေ့အကျင့်ကို ယူကြောင်းဖြစ်သော အယူသာလျှင်ဖြစ်သော ပြင်းစွာအာရုံကိုယူကြောင်း၊ စွဲလမ်းကြောင်း ဖြစ်သော တရား လည်းကောင်း၊ အတ္တဝါဒုပါဒါနိ- အတ္တဝါဒုပါဒါနိ လည်းကောင်း၊ ဝါ-အတ္တဟူ၍ ပြောဆိုကြောင်း၊ ပြင်းစွာ စွဲလမ်းကြောင်းဖြစ်သော တရားလည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၅)။

ယောနိယော-ယောနိတို့သည်၊ ဝါ-သတ္တဝါ တို့၏ မရောနှောသော်လည်း တူသော ဇာတ်ရှိသည်၏အဖြစ်ကြောင့် ရောနှောသကဲ့သို့ ဖြစ်ကြောင်းဖြစ်သော ခန္ဓာအစုတို့သည်၊ ဝါ-သတ္တဝါတို့၏ မရောနှောသော်လည်း တူသော ဇာတ်ရှိသည်၏အဖြစ်ကြောင့် ရောနှောသကဲ့သို့ ဖြစ်ကြောင်းဖြစ်သော ခန္ဓာတို့၏ အဖို့အစုအားဖြင့် ဖြစ်ခြင်းအထူးတို့သည်၊ အဏ္ဏဇယောနိ-အဏ္ဏဇယောနိ လည်းကောင်း၊ ဝါ-ဥဒ္ဓံ၌ဖြစ်သောသတ္တဝါတို့၏ပေါင်းဆုံရာ ခန္ဓာအစု လည်းကောင်း၊ ဇလဗုဇယောနိ-ဇလဗုဇယောနိ လည်းကောင်း၊ ဝါ-ဇရာသို့ကပ်လျက်တတ်သော အမိဓမ္မိကံ သူငယ်အိမ်၌ဖြစ်သော သတ္တဝါတို့၏ ပေါင်းဆုံရာခန္ဓာအစု လည်းကောင်း၊ သံသေဒဇယောနိ- သံသေဒဇယောနိ လည်းကောင်း၊ ဝါ-အညီ၌ဖြစ်သော သတ္တဝါတို့၏ ပေါင်းဆုံရာ ခန္ဓာအစု လည်းကောင်း၊ ဩပပါတိကယောနိ- ဩပပါတိကယောနိလည်းကောင်း၊ ဝါ-လျှင်စွာ တစ်စုံတစ်ခုသောအရပ်မှလာ၍ ပဋိသန္ဓေ၏အစွမ်းအားဖြင့် ကျရောက်သကဲ့သို့ ထင်ထင်ရှားရှားဖြစ်တတ်သော သတ္တဝါတို့၏ခန္ဓာအစုလည်းကောင်း၊ ဝါ-ဗာဟိရ အကြောင်းကို ဝဲကွက်ခြင်းမရှိသည်၏အဖြစ်ကြောင့် ပဋိသန္ဓေ၏အစွမ်းအားဖြင့်

ကျခြင်း၌ ကောင်းစွာပြုခြင်းအလေ့ရှိသော သတ္တဝါတို့၏ ပေါင်းဆုံရာခန္ဓာ လည်းကောင်း၊ ဣတိ-သို့၊ စတသော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၆)။

ဂဗ္ဘာဝက္ကန္တိယော-ဂဗ္ဘာဝက္ကန္တိတို့သည်၊ ဝါ-သုဝယ်၏အဖြစ်ဖြင့် အမိဝမ်းသို့ သက်ရောက်ခြင်းတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဇော-အချို့သော၊ သတ္တော-လောကီလူအပေါင်းဟုဆိုအပ်သော သတ္တဝါသည်၊ အသမ္ပဇာနော-ကောင်းစွာအပြားအားဖြင့် သိတတ်သော ဉာဏ်ပညာမရှိသည်၊ ဟုတွာ-၍၊ မာတုကုန္တိ-အမိဝမ်းသို့၊ ဩက္ကမတိ-သက်ရောက်ရ၏၊ ဝါ-ပဋိသန္ဓေ စွဲကပ်တည်နေရ၏၊ အသမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိသ္မိံ-၌၊ ဌာတိ-တည်ရ၏၊ အသမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိမ္မာ-မှ၊ နိက္ခမတိ-ထွက်မြောက်ရ၏၊ ဝါ-ဖွားမြင်ရ၏၊ အယံ-ဤလောကီလူအပေါင်းဟုဆိုအပ်သော သတ္တဝါ၏ အမိဝမ်းသို့ သက်ရောက်ရခြင်းသည်၊ ပဌမ-ရှေးဦးစွာသော၊ ဂဗ္ဘာဝက္ကန္တိ- ဂဗ္ဘာဝက္ကန္တိမည်၏၊ အာဝုသော-တို့၊ ပုနစပရံ-တစ်မျိုးတခြား ဂဗ္ဘာဝက္ကန္တိတစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ (တစ်နည်း) ပုန-တစ်ဖန်၊ အပရံ-တစ်ပါးသော၊ ဂဗ္ဘာဝက္ကန္တိ-စ-ဂဗ္ဘာဝက္ကန္တိကိုလည်း၊ အဟံ-သည်၊ ဘာသိဿာမိ-အံ့၊ တုမေ-တို့သည်၊ သုဏာထ-ကုန်လော့၊ ဣဓ-ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဇော-သော၊ သတ္တော-အသိတိမဟာသာဝက အလောင်းဟုဆိုအပ်သော သတ္တဝါသည်၊ သမ္ပဇာနော-ကောင်းစွာအပြားအားဖြင့် သိတတ်သော ဉာဏ်ပညာရှိသည်၊ ဟုတွာ-၍၊ မာတုကုန္တိ-သို့၊ ဩက္ကမတိ-၏၊ အသမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိသ္မိံ-၌၊ ဌာတိ-၏၊ အသမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိမ္မာ-မှ၊ နိက္ခမတိ-၏၊ အယံ-ဤအသိတိမဟာသာဝကအလောင်းဟုဆိုအပ်သော သတ္တဝါ၏ အမိဝမ်းသို့ သက်ရောက်ရခြင်းသည်၊ ဒုတိယာ-သော၊ ဂဗ္ဘာဝက္ကန္တိ-မည်၏၊ အာဝုသော-တို့၊ ပုနစပရံ-အံ့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဇော-သော၊ သတ္တော-နှစ်ပါးသောအဂ္ဂသာဝက အလောင်း ပစ္စေကဗုဒ္ဓအလောင်းဟုဆိုအပ်သော သတ္တဝါသည်၊ သမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိ-သို့၊ ဩက္ကမတိ-၏၊ သမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိသ္မိံ-၌၊ ဌာတိ-၏၊ အသမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိမ္မာ-မှ၊ နိက္ခမတိ-၏၊ အယံ-ဤအဂ္ဂသာဝကအလောင်း ပစ္စေကဗုဒ္ဓအလောင်းဟုဆိုအပ်သော သတ္တဝါ၏ အမိဝမ်းသို့ သက်ရောက်ရခြင်းသည်၊ တတိယာ-သော၊ ဂဗ္ဘာဝက္ကန္တိ-မည်၏၊ အာဝုသော-တို့၊ ပုနစပရံ-အံ့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဇော-သော၊ သတ္တော-သမ္ပညဟုရားအလောင်းဟုဆိုအပ်သော သတ္တဝါသည်၊ သမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိ-သို့၊ ဩက္ကမတိ-၏၊ သမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိသ္မိံ-၌၊ ဌာတိ-၏၊ သမ္ပဇာနော-သည်၊ ဟုတွာ-၍၊ မာတုကုန္တိမ္မာ-မှ၊ နိက္ခမတိ-၏၊ အယံ-ဤ



သဗ္ဗညုတရားအလောင်းဟုဆိုအပ်သော သတ္တဝါ၏ အမိဝမ်းသို့ သက်ရောက်ရခြင်းသည်၊ စတုတ္ထာ-သော၊ ဂဗ္ဘာဝက္ကန္တိ-မည်၏၊ ဣတိ-သို့၊ စတသော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၇)။

အတ္တဘာဝ ပဋိလာဘော- အတ္တဘောကို ရခြင်းတို့သည်၊ ဝါ-ရအပ်သော အတ္တဘောတို့သည်၊ အာရုသော-တို့၊ ယသ္မိံ အတ္တဘာဝ ပဋိလာဘော-အကြင် အတ္တဘောကိုရခြင်း၌၊ ဝါ-အကြင်ရအပ်သောအတ္တဘော၌၊ အတ္တသဉ္စေတနာ ယေဝ-မိမိစေတနာသည်သာလျှင်၊ ဝါ-မိမိ၏စေတနာကြီးကုတ် အားထုတ်ခြင်း သည်သာလျှင်၊ ကမတိ-ဖြစ်တတ်၏၊ ပရသဉ္စေတနာ-ဘဝပါးသောပုဂ္ဂိုလ်တို့၏ စေတနာသည်၊ နော ကမတိ-မဖြစ်တတ်၊ သော အတ္တဘာဝပဋိလာဘော-တို့ အတ္တဘောကို ရခြင်းသည်၊ ဝါ-ထိုရအပ်သော ခိဗ္ဗပဒေ ဝိသိကနတ်တို့၏ အတ္တဘောသည်၊ အတ္ထိ-၏၊ အာရုသော-တို့၊ ယသ္မိံ အတ္တဘာဝပဋိလာဘော-၌၊ ပရသဉ္စေတနာယေဝ-သည်သာလျှင်၊ ကမတိ-၏၊ အတ္တသဉ္စေတနာ-သည်၊ နော-ကမတိ-တတ်၊ သော အတ္တဘာဝ ပဋိလာဘော-တို့ အတ္တဘောကို ရခြင်းသည်၊ ဝါ-ထိုရအပ်သော သိုးသတ်သမား အစရှိသော ပုဂ္ဂိုလ်တို့သည် သက်အပ်သော သိုးအစရှိသော သတ္တဝါတို့၏ အတ္တဘောသည်၊ အတ္ထိ-၏၊ အာရုသော-တို့၊ ယသ္မိံ အတ္တဘာဝပဋိလာဘော-၌၊ အတ္တသဉ္စေတနာစေဝ-သည်လည်းကောင်း၊ ပရသဉ္စေတနာစ-သည်လည်းကောင်း၊ ကမတိ-၏၊ သော အတ္တဘာဝပဋိလာဘော-တို့အတ္တဘောကို ရခြင်းသည်၊ ဝါ-ထိုရအပ်သော မနောပဒေ ဝိသိကနတ်တို့၏ အတ္တဘောသည်၊ အတ္ထိ-၏၊ အာရုသော-တို့၊ ယသ္မိံ အတ္တဘာဝပဋိလာဘော-၌၊ အတ္တသဉ္စေတနာ-သည်၊ နောကမတိ-မဖြစ်တတ်၊ ပရသဉ္စေတနာ-သည်၊ နောကမတိ-တတ်၊ သောအတ္တဘာဝပဋိလာဘော-တို့အတ္တဘောကို ရခြင်းသည်၊ ဝါ-ထိုရအပ်သော စာတုမဟာရာဇ်နတ်မှအစပြု၍ အထက်ဖြစ်သော နတ်ဗြဟ္မာတို့၏ အတ္တဘောသည်၊ အတ္ထိ-၏၊ ဣတိ-သို့၊ စတုတ္ထာ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၈)။

၃၁၃။ ဒက္ခိဏာဝိသုဒ္ဓိယော-ဒက္ခိဏာဝိသုဒ္ဓိတို့သည်၊ ဝါ-ပေးလှကြောင်း ဖြစ်သော စေတနာ၏ စင်ကြယ်ကြောင်းဖြစ်သောတရားတို့သည်၊ အာရုသော-တို့၊ ယာ ဒက္ခိဏာ-အကြင် ပေးလှကြောင်း ဖြစ်သော စေတနာသည်၊ ဒါယကတော-ပေးလှတတ်သော အလှရှင်ပုဂ္ဂိုလ်ကြောင့်၊ ဝိသုဇ္ဈတိ-စင်ကြယ်၏၊ ပဋိဂ္ဂါဟကတော-ခံယူတတ်သော အလှခံပုဂ္ဂိုလ်ကြောင့်၊ နောဝိသုဇ္ဈတိ-မစင်ကြယ်၊ သာ ဒက္ခိဏာ-သည်၊ အတ္ထိ-၏၊ အာရုသော-တို့၊ ယာ ဒက္ခိဏာ-သည် ပဋိဂ္ဂါဟကတော-ကြောင့်၊ ဝိသုဇ္ဈတိ-၏၊ ဒါယကတော-ကြောင့်၊ နော ဝိသုဇ္ဈတိ-ကြယ်၊ သာဒက္ခိဏာ-သည်၊ အတ္ထိ-၏၊ အာရုသော-တို့၊ ယာ ဒက္ခိဏာ-သည်၊ ဒါယကတော-ကြောင့်၊ နော ဝိသုဇ္ဈတိ-ကြယ်၊ ပဋိဂ္ဂါဟကတော-ကြောင့်၊ နော-

ဝိသုဇ္ဈတိ-ကြယ်၊ သာ ဒက္ခိဏာ-သည်၊ အတ္ထိ-၏၊ အာဝုသော-တို့၊ ယာ ဒက္ခိဏာ-သည်၊ ဒါယကတောစေဝ-ကြောင့်လည်းကောင်း၊ ပဋိဂ္ဂါဟကတောစ-ကြောင့်လည်းကောင်း၊ ဝိသုဇ္ဈတိ-၏၊ သာ ဒက္ခိဏာ-သည်၊ အတ္ထိ-၏၊ ဣတိ-သို့၊ စတသော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃၉)။

သင်္ဂဟ ဝတ္ထုနိ-သင်္ဂဟ ဝတ္ထုတို့သည်၊ ဝါ-ချီးမြှောက်ခြင်း၏ တည်ရာ အကြောင်းတို့သည်၊ ဒါနိ-ပေးကမ်း စွန့်ကြဲခြင်း လည်းကောင်း၊ ပေယျဝဇ္ဇိ-ချစ်အပ်သောစကားကို ပြောဆိုတတ်သည်၏ အဖြစ်လည်းကောင်း၊ အတ္ထစရိယာ-အကျိုးစီးပွားကို ပြုကျင့်ခြင်းလည်းကောင်း၊ သမာနတ္ထတာ-မိမိနှင့်တူမျှသော ချမ်းသာဆင်းရဲသည်၏အဖြစ်လည်းကောင်း၊ ဝါ-မိမိနှင့်တူသောနေရာ၌ ထားခြင်းရှိသည်၏အဖြစ်လည်းကောင်း၊ ဝါ-မိမိနှင့်တန်းတူထားခြင်းရှိသည်၏ အဖြစ်လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၀)။

အနရိယဝေါဟာရာ-အနရိယ ဝေါဟာရတို့သည်၊ ဝါ-အရိယာမဟုတ် သူ ယုတ်တို့၏ခေါ်ဝေါ်ပြောဆိုခြင်းတို့သည်၊ ဝါ-ယုတ်ညံ့အောက်ကျသောအကျင့် ရှိသော ပုဂ္ဂိုလ်တို့၏ ခေါ်ဝေါ်ပြောဆိုခြင်းတို့သည်၊ မုသာဝါဒါ-မုသာဝါဒ လည်းကောင်း၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောဝတ္ထုကို ဟုတ်မှန် သောအားဖြင့် ပြောဆိုခြင်း လည်းကောင်း၊ ပိသုဏာ-မိမိကို ချစ်အပ်သည်၏ အဖြစ်ကိုပြုတတ်၊ တစ်ပါးသောသူကို ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည် ကို ပြုတတ်သော၊ ဝါစာ-စကားလည်းကောင်း၊ ဖရုဿာ-မိမိ၊ သူတစ်ပါး နှစ်ဦးသားကို လှည့်ကွဲသို့ ကြမ်းတမ်းစေတတ်သော၊ ဝါ-တစ်ပါးသော ပုဂ္ဂိုလ်ကို ပူလောင်စေတတ်သော၊ ဝါစာ-စကားလည်းကောင်း၊ သမ္ပပ္ပလာ-ပေါ-သမ္ပပ္ပလာပလည်းကောင်း၊ ဝါ-မိမိ၊ သူတစ်ပါး နှစ်ဦးသား၏ စီးပွား ချမ်းသာ အဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော အကျိုးမဲ့ အနက်မဲ့ စကား လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၁)။

အရိယဝေါဟာရာ-အရိယဝေါဟာရတို့သည်၊ ဝါ-ကိလေသာမြို့မွှေး ညစ် အကြေးမှ ကင်းဝေးစင်ကြယ်ကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏ ခေါ်ဝေါ် ပြောဆိုခြင်းတို့သည်၊ မုသာဝါဒါ-မုသာဝါဒမှ၊ ဝါ-ချွတ်ယွင်း ဖောက်ပြန် မဟုတ်မမှန်သော စကားမှ၊ ဝေရမဏီ-ရှောင် ကြဉ် ခြင်း လည်း ကောင်း၊ ပိသုဏာယ-မိမိကို ချစ်အပ်သည်၏ အဖြစ်ကိုပြုတတ်၊ တစ်ပါးသော သူကို ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည်ကို ပြုတတ်သော၊ ဝါစာယ- စကားမှ၊ ဝါ-စကားကိုပြောခြင်းမှ၊ ဝေရမဏီ-လည်းကောင်း၊ ဖရုဿာယ-မိမိ သူတစ်ပါး နှစ်ဦးသားကို လှည့်ကွဲသို့ ကြမ်းတမ်းစေတတ်သော၊ ဝါစာယ- စကားမှ၊ ဝါ-စကားကို ပြောခြင်းမှ၊ ဝေရမဏီ-လည်းကောင်း၊ သမ္ပပ္ပလာပါ-

သမ္ပပုလားပမ္ပ၊ ဝါ-မိမိ၊ သုတင်္ဂါး နှစ်ဦးသား၏ စီးပွားချမ်းသာ အဖြာဖြာ
 ကို ပြင်းစွာ ဖျက်ဆီးတတ်သော အကျိုးမဲ့ အနက်မဲ့စကားကို ပြောဆိုခြင်းမှ၊
 ဝေရမဏိ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၄၂)။

အပရေပိ-တင်္ဂါးလည်း ဖြစ်ကုန်သော၊ အနရိယ ဝေါဟာရ-တို့သည်၊
 အဒိဋ္ဌေ-မမြင်အပ်ဘဲလျက်၊ ဒိဋ္ဌ ဝါဒိတာ-မြင်အပ်၏ဟု ပြောဆိုတတ်သည်၏
 အဖြစ် လည်းကောင်း၊ အဿုတေ-မကြားအပ်ဘဲလျက်၊ သုတဝါဒိတာ-ကြား
 အပ်၏ဟု ပြောဆိုတတ်သည်၏အဖြစ် လည်းကောင်း၊ အမုတေ-သာနဝိညာဉ်၊
 ဇိဝှာဝိညာဉ်၊ ကာယဝိညာဉ်ဖြင့် ရောက်၍ မသိအပ်ဘဲလျက်၊ မုတဝါဒိတာ-
 သာနဝိညာဉ်၊ ဇိဝှာဝိညာဉ်၊ ကာယဝိညာဉ်ဖြင့် ရောက်၍ သိအပ်၏ဟု ပြောဆို
 တတ်သည်၏ အဖြစ် လည်းကောင်း၊ အဝိညာတေ-မသိအပ်ဘဲလျက်၊ ဝိညာတ
 ဝါဒိတာ-သိအပ်၏ဟု ပြောဆိုတတ်သည်၏ အဖြစ် လည်းကောင်း၊ ဣတိ-သို့၊
 စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၃)။

☞ အပရေပိ-ကုန်သော၊ အရိယဝေါဟာရ-တို့သည်၊ အဒိဋ္ဌေ-မမြင်အပ်သည်
 ရှိသော်၊ အဒိဋ္ဌ ဝါဒိတာ-လည်းကောင်း၊ အဿုတေ-သော်၊ အဿုတဝါဒိတာ-
 လည်းကောင်း၊ အမုတေ-သော်၊ အမုတဝါဒိတာ-လည်းကောင်း၊ အဝိညာတေ-
 သော်၊ အဝိညာတ ဝါဒိတာ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊
 ဟောန္တိ-ကုန်၏။ (၄၄)။

အပရေပိ-ကုန်သော၊ အနရိယဝေါဟာရ-တို့သည်၊ ဒိဋ္ဌေ-လျက်၊ အဒိဋ္ဌ
 ဝါဒိတာ-လည်းကောင်း၊ သုတေ-လျက်၊ အဿုတ ဝါဒိတာ-လည်းကောင်း၊
 မုတေ-လျက်၊ အမုတဝါဒိတာ-လည်းကောင်း၊ ဝိညာတေ-လျက်၊ အဝိညာတ
 ဝါဒိတာ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၄၅)။

အပရေပိ-ကုန်သော၊ အရိယဝေါဟာရ-တို့သည်၊ ဒိဋ္ဌေ-သော်၊ ဒိဋ္ဌ ဝါဒိ-
 တာ-လည်းကောင်း၊ သုတေ-သော်၊ သုတဝါဒိတာ-လည်းကောင်း၊ မုတေ-
 သော်၊ မုတဝါဒိတာ-လည်းကောင်း၊ ဝိညာတေ-သော်၊ ဝိညာတဝါဒိတာ-
 လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၆)။

၃၁၄။ ပုဂ္ဂလာ-ပုဂ္ဂိုလ်တို့သည်၊ အာရုသော-တို့၊ ဣမ ဣမသ္မိံ လောကေ-
 ဌံ၊ ဧကစ္စော-အချို့သော၊ ပုဂ္ဂလော-ပုဂ္ဂိုလ်သည်၊ အတ္တပရိတာပနာနုယေဒဂံ-
 မိမိကို ပုပန်စေတတ်သောအကျင့်ကို အဖန်ဖန်အားထုတ်ခြင်းကို၊ အနုယုတ္တော-
 အဖန်ဖန်အားထုတ်သည်၊ ဟုတွာ-၍၊ အတ္တန္တပေါ-မိမိကို ပုပန်စေတတ်သော
 အကျင့်ရှိသည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ဣမ ဣမသ္မိံ လောကေ-ဌံ၊

ကေဇ္ဇော-သော၊ ပုဂ္ဂလော-သည်၊ ပရပရိတာပနာနုယောဂံ-တစ်ပါးသော ပုဂ္ဂိုလ်ကို ပူပန်စေတတ်သော အကျင့်ကို အဖန်ဖန် အားထုတ်ခြင်းကို၊ အနုယုတ္တော-သည်၊ ဟုတ္တာ-၍၊ ပရန္တပေါ-တစ်ပါးသော ပုဂ္ဂိုလ်ကို ပူပန်စေတတ်သော အကျင့်ရှိသည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ကေဇ္ဇော-သော၊ ပုဂ္ဂလော-သည်၊ အတ္တပရိတာပနာနုယောဂံ-ကို၊ အနုယုတ္တော-သည်၊ ဟုတ္တာ-၍၊ အတ္တန္တပေါ စ-သည် လည်းကောင်း၊ ပရပရိတာပနာနုယောဂံ-ကို၊ အနုယုတ္တော-သည်၊ ဟုတ္တာ-၍၊ ပရန္တပေါ စ-သည် လည်းကောင်း၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ကေဇ္ဇော-သော၊ ပုဂ္ဂလော-သည်၊ အတ္တပရိတာပနာနုယောဂံ-ကို၊ န အနုယုတ္တော-အဖန်ဖန် အားထုတ်တတ်သည်၊ ဟုတ္တာ-၍၊ အတ္တန္တပေါ-သည်၊ နေဝ ဟောတိ-မဖြစ်၊ ပရပရိတာပနာနုယောဂံ-ကို၊ န အနုယုတ္တော-သည်၊ ဟုတ္တာ-၍၊ ပရန္တပေါ-သည်၊ န ဟောတိ-မဖြစ်၊ သော ပုဂ္ဂလော-ထို စတုတ္ထပုဂ္ဂိုလ်သည်၊ အနုတ္တန္တပေါ-မိမိကို ပူပန်စေတတ်သော အကျင့် မရှိသည်၊ အပရန္တပေါ-တစ်ပါးသော ပုဂ္ဂိုလ်ကို ပူပန်စေတတ်သော အကျင့် မရှိသည်၊ ဟုတ္တာ-၍၊ ဒိဋ္ဌေဝ ဓမ္မေ မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟုဆိုအပ်သော ပစ္စေက္ခအတ္တဘော၌ သာလျှင်၊ နိစ္ဆာတော-ပုလောင်စေတတ်သော တဏှာမရှိသည်၊ နိဗ္ဗူတော-ကိုလေသာတို့မှ ငြိမ်းအေးပြီးသည်၊ သိတိဘူတော-အေးသည်ဖြစ်၍ ဖြစ်သည်၊ ဟုတ္တာ-၍၊ သုခပုဋိသံဝေဓီ-ချန်ချမ်းသာ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာကို ခံစားလျက်၊ ဗြဟ္မဘူတေန-မြတ်သည်ဖြစ်၍ဖြစ်သော၊ အတ္တနာ-အတ္တဘောဖြင့်၊ ဝိဟရတိ-နေရ၏၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၇)။

အပရေပိ-ကုန်သော၊ ပုဂ္ဂလာ-တို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ကေဇ္ဇော-သော၊ ပုဂ္ဂလော-သည်၊ အတ္တဟိတာယ-မိမိ အစီးအပွားကိုပြုရခြင်းငှာ၊ ပဋိပန္နော-ကျင့်တတ်သည်၊ ဟောတိ-၏၊ ပရဟိတာယ-တစ်ပါးသောပုဂ္ဂိုလ်တို့၏ အစီးအပွားကိုပြုရခြင်းငှာ၊ ပဋိပန္နော-သည်၊ နော ဟောတိ-မဖြစ်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ကေဇ္ဇော-သော၊ ပုဂ္ဂလော-သည်၊ ပရဟိတာယ-ငှာ၊ ပဋိပန္နော-သည်၊ ဟောတိ-၏၊ အတ္တဟိတာယ-ငှာ၊ ပဋိပန္နော-သည်၊ နော ဟောတိ-မဖြစ်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ကေဇ္ဇော-သော၊ ပုဂ္ဂလော-သည်၊ အတ္တဟိတာယ-ငှာ၊ ပဋိပန္နော-သည်၊ နေဝ ဟောတိ-မဖြစ်၊ ပရဟိတာယ-ငှာ၊ ပဋိပန္နော-သည်၊ နော ဟောတိ-မဖြစ်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ကေဇ္ဇော-သော၊ ပုဂ္ဂလော-သည်၊ အတ္တဟိတာယ-စေဝ-ငှာလည်းကောင်း၊ ပရဟိတာယ-စေဝ-ငှာလည်းကောင်း၊ ပဋိပန္နော-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၈)။

အပရေပီ-ကုန်သော၊ ပုဂ္ဂလော-တို့သည်၊ တမော-ထင်ရှားသည်၏ အဖြစ်ကြောင့် အမှိုက်တိုက်ကဲ့သို့ဖြစ်၍ဖြစ်သော၊ ဝါ-မထင်ရှားသည်၏အဖြစ်ကြောင့် အမှိုက်တိုက် အဖြစ်သို့ ရောက်သော၊ တမပရာယနော- အမှိုက်တိုက် ဟူသော လဲလျောင်းရာရှိသော၊ ပုဂ္ဂလော-လည်းကောင်း၊ တမော-သော၊ ဇောတိပရာယနော-တောဓိပရာ အရပ်ဟူသော လဲလျောင်းရာ ရှိသော၊ ပုဂ္ဂလော-လည်းကောင်း၊ ဇောတိ-ထင်ရှားသည်၏ အဖြစ်ကြောင့် အရောင်အလင်းကဲ့သို့ ဖြစ်၍ဖြစ်သော၊ ဝါ-ထင်ရှားသည်၏ အဖြစ်ကြောင့် အရောင်အလင်း၏ အဖြစ်သို့ ရောက်သော၊ တမပရာယနော-သော၊ ပုဂ္ဂလော-လည်းကောင်း၊ ဇောတိ-သော၊ ဇောတိပရာယနော-သော၊ ပုဂ္ဂလော-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄၉)။

အပရေပီ-ကုန်သော၊ ပုဂ္ဂလော-တို့သည်၊ သမဏမစလော-မတုန်လှုပ်တတ်သော သောတာပန်ရဟန်းလည်းကောင်း၊ သမဏပဒုမော-ကြာပဒုမ္မာနှင့် တူသော သကဒါဂါမ်ရဟန်းလည်းကောင်း၊ သမဏပုဏ္ဏရိကော-ကြာပုဏ္ဏရိကံနှင့် တူသော အနာဂါမ်ရဟန်းလည်းကောင်း၊ သမဏေသု-ရဟန်းတို့တွင်၊ သမဏသုခုမာလော-နူးညံ့ သိမ်မွေ့သော ရဟန္တာရဟန်း လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅၀)။

အာရုံသော-တို့၊ စတုသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊ ယသာ-အားဖြင့်၊ သင်္ဂါယမဒနာနံ-ကုန်သော၊ အဝိဝဒမဒနာနံ-ကုန်သော၊ တုမ္မာကံ-တို့၏၊ ဣဒံ ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိဓုဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုဓမ္မဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗိ-ရာ၏၊ နဝိဝဒိတဗ္ဗိ-ရာ၊ တံ သင်္ဂါယန အဝိဝဒနံ-သည်၊ (ဇာတ်နည်း) တံ ဗြဟ္မစရိယံ-သည်၊ ဗဟုဇနဟိဇာယ- ငှာလည်းကောင်း၊ ဗဟုဇနသုခါယ-ငှာလည်းကောင်း၊ လောကန္တကမ္မာယ-ငှာလည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထာယ-ငှာလည်းကောင်း၊ ဟိဟာယ-ငှာလည်းကောင်း၊ သုခါယ-ငှာလည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနဘဂဝတော-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-အပ်ကုန်သော၊ စတ္တာရော-ကုန်သော၊ ဇော ဓမ္မာ-တို့သည်၊ ဣမေခေါ-တို့သည် တို့ပင်တည်း။

ပဌမဘာဏဝါရော-သည်၊ နိဋ္ဌိတော-ပြီ။

ပဉ္စက

၃၁၅။ အာဝုသော-တို့၊ ပဉ္စသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊
 ယထာ-အားဖြင့်၊ သင်္ဂါယမာနာနိ-ကုန်သော၊ အဝိဝဒမာနာနိ-ကုန်သော၊
 တုမ္မာကံ-တို့၏၊ ဣဒံ ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊
 အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမ္မေဟိ-တို့သည်၊
 သင်္ဂါယိတဗ္ဗိ-ရာ၊ န ဝိဝဒိတဗ္ဗိ-ရာ၊ တံ သင်္ဂါယန အဝိဝဒနံ-သည်၊ (တစ်နည်း)
 တံ ဗြဟ္မစရိယံ-သည်၊ ဗဟုဇနဟိတဘယ-ဌာလည်းကောင်း၊ ဗဟုဇနသုခယ-ဌာ
 လည်းကောင်း၊ လောကာနုကမ္မာယ-ဌာလည်းကောင်း၊ ဒေဝမနုဿာနိ-တို့၏၊
 အတ္ထာယ-ဌာလည်းကောင်း၊ ဟိတဘယ-ဌာလည်းကောင်း၊ သုခယ-ဌာ
 လည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ-
 သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနာဂတော-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-
 ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့သည်၊ အတ္ထိခေါ-ကုန်သည်သာ၊ ပဉ္စ-
 ကုန်သော၊ ဧ ဓမ္မာ-တို့သည်၊ ကတမေ-တို့နည်း။

ခန္ဓာ-ခန္ဓာတို့သည်၊ ရူပက္ခန္ဓာ-ရူပက္ခန္ဓာလည်းကောင်း၊ ဝေဒနာက္ခန္ဓာ-
 ဝေဒနာက္ခန္ဓာ လည်းကောင်း၊ သညာက္ခန္ဓာ-သညာက္ခန္ဓာ လည်းကောင်း၊
 သင်္ခါရက္ခန္ဓာ-သင်္ခါရက္ခန္ဓာ လည်းကောင်း၊ ဝိညာဏက္ခန္ဓာ-ဝိညာဏက္ခန္ဓာ
 လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁)။

ဥပါဒါနက္ခန္ဓာ-ဥပါဒါနက္ခန္ဓာတို့သည်၊ ဝါ-ဥပါဒါနိတို့၏ အာရုံဖြစ်သော
 ခန္ဓာတို့သည်၊ ရူပပါဒါနက္ခန္ဓာ-ရူပပါဒါနက္ခန္ဓာလည်းကောင်း၊ ဝါ-ရုပ်သာ
 လျှင်ဖြစ်သော ဥပါဒါနိတို့၏အာရုံဖြစ်သောခန္ဓာ လည်းကောင်း၊ ဝေဒနပါဒါ
 နက္ခန္ဓာ-ဝေဒနပါဒါနက္ခန္ဓာ လည်းကောင်း၊ ဝါ-ဝေဒနာသာလျှင်ဖြစ်သော
 ဥပါဒါနိတို့၏ အာရုံဖြစ်သောခန္ဓာ လည်းကောင်း၊ သညပါဒါနက္ခန္ဓာ-သည
 ပါဒါနက္ခန္ဓာ လည်းကောင်း၊ ဝါ-သညာသာလျှင်ဖြစ်သော ဥပါဒါနိတို့၏
 အာရုံဖြစ်သောခန္ဓာ လည်းကောင်း၊ သင်္ခါရပါဒါနက္ခန္ဓာ-သင်္ခါရပါဒါနက္ခန္ဓာ
 လည်းကောင်း၊ ဝါ-သင်္ခါရသာလျှင်ဖြစ်သော ဥပါဒါနိတို့၏အာရုံဖြစ်သော
 ခန္ဓာ လည်းကောင်း၊ ဝိညာဏပါဒါနက္ခန္ဓာ-ဝိညာဏပါဒါနက္ခန္ဓာ လည်း
 ကောင်း၊ ဝါ-ဝိညာဏ်သာလျှင်ဖြစ်သော ဥပါဒါနိတို့၏အာရုံဖြစ်သောခန္ဓာ
 လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂)။

ကာမဂုဏာ-ကာမဂုဏ်တို့သည်၊ ဝါ-ကာမအစုတို့သည်၊ ဝါ-ကာမအနှောင်
 အဖွဲ့တို့သည်၊ စက္ခုဝိညေယျာ-စက္ခုဝိညာဏ်ဖြင့်သိအပ်ကုန်သော၊ ဣဋ္ဌာ-အလို
 ရှိအပ်ကုန်သော၊ ကန္တာ-နှစ်သက်အပ်ကုန်သော၊ မနာပါ-စိတ်ဖြင့်ထောက်အပ်

ကုန်သော၊ ဝါ-စိတ်ကိုပွားစေတတ်ကုန်သော၊ ဝါ-စိတ်၏ရောက်ရာဖြစ်ကုန်သော၊ ပိယရူပါ-ချစ်အပ်သည်၏အဖြစ်ဟူသော သဘောရှိကုန်သော၊ ကာမူပသဉ္စိတာ-ဝတ္ထုကာမ ကိလေသာကာမနှင့်စပ်ယှဉ်ကုန်သော၊ ရဇနီယာ-တပ်နှစ်သက်အပ်ကုန်သော၊ ရူပါ-ရူပါရုံတို့ လည်းကောင်း၊ သောတဝိညေယျာ-သောတဝိညာဏ်ဖြင့်သိအပ်ကုန်သော၊ ဣဋ္ဌာ-ကုန်သော၊ ကန္တာ-ကုန်သော၊ မနာပါ-ကုန်သော၊ ပိယရူပါ-ကုန်သော၊ ကာမူပသဉ္စိတာ-ကုန်သော၊ ရဇနီယာ-ကုန်သော၊ သဒ္ဓါ-သဒ္ဓါရုံတို့ လည်းကောင်း၊ သာနဝိညေယျာ-သာနဝိညာဏ်ဖြင့် သိအပ်ကုန်သော၊ ဣဋ္ဌာ-ကုန်သော၊ ကန္တာ-ကုန်သော၊ မနာပါ-ကုန်သော၊ ပိယရူပါ-ကုန်သော၊ ကာမူပသဉ္စိတာ-ကုန်သော၊ ရဇနီယာ-ကုန်သော၊ ဂန္ဓာ-ဂန္ဓာရုံတို့ လည်းကောင်း၊ ဇိဝှာဝိညေယျာ-ဇိဝှာဝိညာဏ်ဖြင့်သိအပ်ကုန်သော၊ ဣဋ္ဌာ-ကုန်သော၊ ကန္တာ-ကုန်သော၊ မနာပါ-ကုန်သော၊ ပိယရူပါ-ကုန်သော၊ ကာမူပသဉ္စိတာ-ကုန်သော၊ ရဇနီယာ-ကုန်သော၊ ရသာ-ရသာရုံတို့ လည်းကောင်း၊ ကာယဝိညေယျာ-ကာယဝိညာဏ်ဖြင့်သိအပ်ကုန်သော၊ ဣဋ္ဌာ-ကုန်သော၊ ကန္တာ-ကုန်သော၊ မနာပါ-ကုန်သော၊ ပိယရူပါ-ကုန်သော၊ ကာမူပသဉ္စိတာ-ကုန်သော၊ ရဇနီယာ-ကုန်သော၊ ဖောဋ္ဌဗ္ဗာ-ဖောဋ္ဌဗ္ဗာရုံတို့ လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃)။

ဂတိယော-ဂတိတို့သည်၊ ဝါ-ကောင်းမှု မကောင်းမှုတို့ဖြင့် လားရောက်အပ်သောဘဝတို့သည်၊ နိရယော-နိရယဂတိ လည်းကောင်း၊ ဝါ-သာယာအပ်သော သုခမရှိသောဂတိ လည်းကောင်း၊ တိရစ္ဆာနယောနိ-တိရစ္ဆာနယောနိ လည်းကောင်း၊ ဝါ-တိရစ္ဆာန်တို့၏ပေါင်းဆုံရာဂတိ လည်းကောင်း၊ ပေတ္တိဝိသယော-ပေတ္တိဝိသယ လည်းကောင်း၊ ဝါ-ပြိတ္တာတို့၏ ဖြစ်ရာဂတိတို့ လည်းကောင်း၊ မနုဿာ-လူတို့ လည်းကောင်း၊ ဝါ-လူတို့၏ ဖြစ်ရာဂတိတို့ လည်းကောင်း၊ ဒေဝါ-နတ်တို့ လည်းကောင်း၊ ဝါ-နတ်တို့၏ ဖြစ်ရာဂတိတို့ လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄)။

မစ္ဆရိယာနိ- မစ္ဆရိယတို့သည်၊ ဝါ-အံ့ဖွယ် ဟူသမျှတို့သည် တစ်ပါးသော ပုဂ္ဂိုလ်အား မဖြစ်မါစေလင့်ဟု ဖြစ်တတ်သော တရားတို့သည်၊ ဝါ-ဝန်တို့ခြင်းတို့သည်၊ အာဝါသမစ္ဆရိယံ-အာဝါသမစ္ဆရိယ လည်းကောင်း၊ ဝါ-ကျောင်း၌ ဝန်တို့ခြင်း လည်းကောင်း၊ ကုလမစ္ဆရိယံ-ကုလမစ္ဆရိယ လည်းကောင်း၊ ဝါ-အမျိုး၌ ဝန်တို့ခြင်း လည်းကောင်း၊ လာဘမစ္ဆရိယံ-လာဘမစ္ဆရိယ လည်းကောင်း၊ ဝါ-လာဘ၌ ဝန်တို့ခြင်း လည်းကောင်း၊ ဝဏ္ဏမစ္ဆရိယံ-ဝဏ္ဏမစ္ဆရိယ လည်းကောင်း၊ ဝါ-အဆင်းဂုဏ်၌ ဝန်တို့ခြင်း လည်းကောင်း၊ ဓမ္မမစ္ဆရိယံ-ဓမ္မမစ္ဆရိယ လည်းကောင်း၊ ဝါ-ပရိယတ္တိဓမ္မ၌ ဝန်တို့ခြင်း လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၅)။

နိဝရဏာနိ-နိဝရဏတို့သည်၊ ဝါ-ကုသိုလ်စိတ်ကို ပိတ်ပင်နှောင့်ယှက် ကန့်ကွက် တားမြစ်တတ်သော တရားတို့သည်၊ ကာမတ္ထန္တနိဝရဏ-ကာမတ္ထန္တနိဝရဏ လည်းကောင်း၊ ဝါ-ဝတ္ထုကာမတို့ကို အလိုရှိတတ်သော ကိလေသာကာမ သာလျှင်ဖြစ်သော ကုသိုလ်စိတ်ကို ပိတ်ပင်နှောင့်ယှက် ကန့်ကွက်တားမြစ်တတ် သောတရား လည်းကောင်း၊ ပျာပါဒနိဝရဏ-ပျာပါဒနိဝရဏ လည်းကောင်း၊ ဝါ-ဟိတသုခကို ဖျက်ဆီးတတ်သော ဒေါသသာလျှင်ဖြစ်သော ကုသိုလ်စိတ်ကို ပိတ်ပင်နှောင့်ယှက် ကန့်ကွက်တားမြစ်တတ်သော တရား လည်းကောင်း၊ ထိန မိဒ္ဓနိဝရဏ-ထိနမိဒ္ဓနိဝရဏ လည်းကောင်း၊ ဝါ-စိတ်ကို ကျင့်နာစေတတ်သော ထိန သုံးပါးသောစေတသိက်ကို ကျင့်နာစေတတ်သော မိဒ္ဓသာလျှင်ဖြစ်သော ကုသိုလ်စိတ်ကို ပိတ်ပင်နှောင့်ယှက် ကန့်ကွက် တားမြစ်တတ်သော တရား လည်းကောင်း၊ ဥဒ္ဓစ္စကုက္ကုတ္တနိဝရဏ-ဥဒ္ဓစ္စကုက္ကုတ္တနိဝရဏ လည်းကောင်း၊ ဝါ- အထက်၌ တုန်လှုပ်တတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်သော ဥဒ္ဓစ္စ၊ စက်ဆုပ် အပ်စွာ ကိရိယာဟု နောင်ခါတစ်ဖန် ပူပန်ခြင်းဟုဆိုအပ်သော ကုက္ကုတ္တသာလျှင် ဖြစ်သော ကုသိုလ်စိတ်ကို ပိတ်ပင်နှောင့်ယှက် ကန့်ကွက် တားမြစ်တတ်သော တရား လည်းကောင်း၊ ဝိစိကိစ္ဆာနိဝရဏ- ဝိစိကိစ္ဆာနိဝရဏ လည်းကောင်း၊ ဝါ-ဆုံးဖြတ်တတ်သော ဉာဏ်မှကင်းသော ဝိစိကိစ္ဆာသာလျှင်ဖြစ်သော ကုသိုလ် စိတ်ကို ပိတ်ပင်နှောင့်ယှက် ကန့်ကွက်တားမြစ်တတ်သောတရား လည်းကောင်း၊ ဝါ-ကုစားတတ်သော ဉာဏ်မှကင်းသော ဝိစိကိစ္ဆာသာလျှင်ဖြစ်သော ကုသိုလ် စိတ်ကို ပိတ်ပင်နှောင့်ယှက် ကန့်ကွက်တားမြစ်တတ်သောတရား လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၆)။

ဩရုမ္ဘာဂိယာနိ-အောက် ကာမဘုံဟူသော အဖို့အစု၏ အစီးအပွား ဖြစ်ကုန် သော၊ ဝါ-အောက် ကာမဘုံသို့ သက်ရောက်စေတတ် ကုန်သော၊ သညော- ဇနာနိ-သံယောဇဉ်တို့သည်၊ ဝါ-သတ္တဝါတို့ကို ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါက ဇဉ်၌ ယှဉ်စေတတ်သော တရားတို့သည်၊ ဝါ-သတ္တဝါတို့ကို ကမ္မဝဋ်၊ ကိလေသ ဝဋ်၊ ဝိပါကဇဉ်၌ ဖွဲ့ချည် တုပ်နှောင်တတ်သော တရားတို့သည်၊ သက္ကာယဒိဋ္ဌိ- သက္ကာယဒိဋ္ဌိ လည်းကောင်း၊ ဝါ-ထင်ရှားရှိသော ခန္ဓာငါးပါး အပေါင်း၌ ဖြစ်သော အယူ လည်းကောင်း၊ ဝါ-ခန္ဓာငါးပါး၌ ထင်ရှားရှိသော အယူ လည်းကောင်း၊ ဝိစိကိစ္ဆာ-ဝိစိကိစ္ဆာ လည်းကောင်း၊ ဝါ-စုံစမ်းဆင်ခြင်သည် ရှိ သော် ပင်ပန်းကြောင်းဖြစ်သောတရား လည်းကောင်း၊ သီလဗ္ဗတပရာမာသော- သီလဗ္ဗတပရာမာသ လည်းကောင်း၊ ဝါ-အလေ့အကျင့်ကို မှားမှားယွင်းယွင်း သုံးသပ်တတ်သော တရား လည်းကောင်း၊ ကာမတ္ထန္တော- ကာမတ္ထဆန္ဒ လည်း ကောင်း၊ ဝါ-ဝတ္ထုကာမတို့ကို အလိုရှိတတ်သော ကိလေသာကာမ လည်း ကောင်း၊ ပျာပါဒေါ-ပျာပါဒ လည်းကောင်း၊ ဝါ-ဟိတသုခကို ဖျက်ဆီး

တတ်သော ဒေါသလည်းကောင်း၊ ဣတိ - သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-
ကုန်၏။ (၇)။

ဥဒ္ဓမ္မာဂိယာနိ-အထက် ပြဟ္မာဘုံဟူသော အဖို့အစု၏ အစီးအပွား ဖြစ်ကုန်
သော၊ ဝါ-အထက်ပြဟ္မာဘုံသို့ ကပ်ရောက်စေတတ်ကုန်သော၊ သညောဇနာနိ-
တို့သည်၊ ရူပရာဂေါ-ရူပရာဂ လည်းကောင်း၊ ဝါ-ရူပဘဝ၌ တပ်တတ်သော
ရာဂလည်းကောင်း၊ အရူပရာဂေါ-အရူပရာဂ လည်းကောင်း၊ ဝါ-အရူပဘဝ၌
တပ်တတ်သော ရာဂ လည်းကောင်း၊ မာနော-ထောင်လွှားတတ်သော မာန
လည်းကောင်း၊ ဥဒ္ဓစ္စံ-အလက်၌ တုန်လှုပ်တတ်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း
ဖြစ်သောဥဒ္ဓစ္စ လည်းကောင်း၊ အဝိဇ္ဇာ-အဝိဇ္ဇာ လည်းကောင်း၊ ဝါ-လေးပါး
သောသစ္စာကို မသိတတ်သော မောဟ လည်းကောင်း၊ ဝါ-လေးပါးသော
သစ္စာကိုသိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟ လည်းကောင်း၊
ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၈)။

သိက္ခာပဒါနိ-ကျင့်အပ်၊ ကျင့်သင့်၊ ကျင့်ထိုက်သော အဖို့အစုတို့သည်၊ ဝါ-
အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာကို ရခြင်း၏အကြောင်းတို့သည်၊ ပါဏာတိ-
ပါတာ-ပါဏာတိပါတမ္ပ၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့်
ဇီဝိတိန္ဒြေကို လျင်စွာချခြင်းမ္ပ၊ ဝါ-ပညတ်အားဖြင့်သတ္တဝါ ပရမတ္ထအားဖြင့်
ဇီဝိတိန္ဒြေကို လျင်စွာချကြောင်းဖြစ်သော စေတနာမ္ပ၊ ဝါ-ပညတ်အားဖြင့်
သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို ခေးလက်နက်တို့ဖြင့် လွှမ်းမိုး၍ချခြင်းမ္ပ၊
ဝါ-ပညတ်အားဖြင့် သတ္တဝါ ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို ခေးလက်နက်
တို့ဖြင့် လွှမ်းမိုး၍ချကြောင်းဖြစ်သော စေတနာမ္ပ၊ ဝေရမဏီ-ရှောင်ကြဉ်ခြင်း
လည်းကောင်း၊ အဒိန္နာဒါနာ-အဒိန္နာဒါနမ္ပ၊ ဝါ-အရှင်သည် ကိုယ်၊ နှုတ်ဖြင့်
မပေးအပ်သော လူဇာတ်ရှိသော တစ်ပါးသောသူ၏ဥစ္စာကို ခိုးယူခြင်းမ္ပ၊ ဝါ-
အရှင်သည် ကိုယ်၊ နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိသော တစ်ပါးသော
သူ၏ဥစ္စာကို ခိုးယူကြောင်း ဖြစ်သော စေတနာမ္ပ၊ ဝေရမဏီ-လည်းကောင်း၊
ကာမေသုမိစ္ဆာစာရာ-ကာမေသုမိစ္ဆာစာရမ္ပ၊ ဝါ-ဝတ္ထုကာမတို့၌ ကိလေသာ
ကာမ၏ အစွမ်းအားဖြင့် မှူးမှူးယွင်းယွင်း ကျင့်ခြင်းမ္ပ၊ ဝါ-ဝတ္ထုကာမတို့၌
ကိုဋ္ဌလသာကာမ၏ အစွမ်းအားဖြင့် မှူးမှူးယွင်းယွင်း ကျင့်ကြောင်းဖြစ်သော
စေတနာမ္ပ၊ ဝေရမဏီ-လည်းကောင်း၊ မုသာဝါဒါ-မုသာဝါဒမ္ပ၊ ဝါ-ချွတ်ယွင်း
ဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေခြင်းမ္ပ၊
ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို
ဖြစ်စေကြောင်း ဖြစ်သော စေတနာမ္ပ၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်
သော ကာယပယောဂ၊ ဝစီပယောဂကို ဟုတ်မှန်သောအားဖြင့် သိစေခြင်းမ္ပ၊
ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို

ဟုတ်မှန်သောအားဖြင့် သိစေကြောင်းဖြစ်သော စေတနာမှ၊ ဝါ-ချွတ်ယွင်း
 ဖောက်ပြန် မဟုတ်မှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဟုတ်မှန်သော
 အားဖြင့် သိစေကြောင်းဖြစ်သော စေတနာမှ၊ ဝါ-ချွတ်ယွင်း ဖောက်ပြန်
 မဟုတ်မှန်သောဝတ္ထုကို ဟုတ်မှန်သောအားဖြင့် သိစေခြင်းမှ၊ ဝါ-ချွတ်ယွင်း
 ဖောက်ပြန် မဟုတ်မှန်သောဝတ္ထုကို ဟုတ်မှန်သောအားဖြင့် သိစေကြောင်း
 ဖြစ်သော စေတနာမှ၊ ဝါ-ချွတ်ယွင်း ဖောက်ပြန် မဟုတ်မှန်သော ဝတ္ထုကို
 ဟုတ်မှန်သောအားဖြင့် ပြောဆိုခြင်းမှ၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မှန်
 သောဝတ္ထုကို ဟုတ်မှန်သောအားဖြင့် ပြောဆိုကြောင်းဖြစ်သော စေတနာမှ၊
 ဝေရမဏီ-လည်းကောင်း၊ သုရာဇမရယမဇ္ဇပုမာဒဋ္ဌာနာ-သုရာဇမရယမဇ္ဇပုမာဒ
 ဋ္ဌာနမှ၊ ဝါ-မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော ယစ်မှူးတွေဝေစေ
 တတ်သော သေအရက်ကို သောက်ခြင်းမှ၊ ဝါ- မေ့လျော့ခြင်း၏ တည်ရာ
 အကြောင်းဖြစ်သော ယစ်မှူးတွေဝေ စေတတ်သော သေအရက်ကို သောက်
 ကြောင်းဖြစ်သော စေတနာမှ၊ ဝေရမဏီ-လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့
 သည်၊ ဟောန္တိ-ကုန်၏။ (၉)။

၃၁၆။ အဘဗ္ဗဋ္ဌာနာနိ - အဘဗ္ဗဋ္ဌာနတို့သည်၊ ဝါ- မဖြစ်ထိုက်သော
 အကြောင်းအရာတို့သည်၊ အာဝုသော-တို့၊ ခိဏာသဝေါ-ကုန်ပြီးသောအာသ
 ဝေါ ရှိသော၊ ဘိက္ခု-သည်၊ သဗ္ဗိဒ္ဓ-သတ္တဝါဟူသော သညာနှင့်တကွ ဝဓက
 စေတနာဖြင့် စေ့ဆော်ကြိုးကုတ် အားယုတ်၍၊ ပါဏံ-ပညတ်အားဖြင့်သတ္တဝါ၊
 ပရမတ္ထအားဖြင့် ဇီဝိတိန္ဒြေကို၊ ဇီဝိတာ-ရုပ်နာမ်နှစ်ထွေ ဇီဝိတိန္ဒြေမှ၊ ဝေါရော
 ပေတု-ကျစေခြင်းငှာ၊ ဝါ-ချုခြင်းငှာ၊ အဘဗ္ဗော-မဖြစ်ထိုက်၊ ခိဏာသဝေါ-
 သော၊ ဘိက္ခု-သည်၊ အဒိန္နံ-အရှင်သည် ကိုယ်နှုတ်ဖြင့်မပေးအပ်သော လူဇာတ်
 ရှိသော တစ်ပါးသောသူ၏ဥစ္စာကို၊ ထေယျသင်္ခါတံ-ခိုးတတ်သော ပုဂ္ဂိုလ်၏
 ဖြစ်ကြောင်းဖြစ်ရာဖြစ်သောအကုသိုလ်စိတ်အစုဖြင့်၊ အာဒိယိတု-ခိုးယူခြင်းငှာ၊
 အဘဗ္ဗော-ထိုက်၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊ မေထုနံ-ဆန္ဒရာဂတူမျှ
 ကြသည့် မိန်းမယောက်ျား နှစ်ဦးသားတို့၏ ဥစ္စာဖြစ်သော၊ ဓမ္မံ-ရွာသူ စဉ်လာ
 ဓမ္မတာထုံးစံ ကျင့်အကြံကို၊ ပဋိသေဝိတု-မှီဝဲခြင်းငှာ၊ အဘဗ္ဗော-ထိုက်၊ ခိဏာ-
 သဝေါ-သော၊ ဘိက္ခု-သည်၊ သမ္ပဇာနံ-မဆိုမိခဏ၊ ဆိုဆဲခဏ၌ ကောင်းစွာ
 အပြားအားဖြင့်သိလျက်၊ မုသာ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မှန်သောစကား
 ကို၊ ဘာသိတု-ငှာ၊ အဘဗ္ဗော-ထိုက်၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊
 ပုဗ္ဗေ-ရှေ့၌၊ ဝါ-ရှေးက၊ အာဂါရိကဘူတော-လူဖြစ်၍ ဖြစ်သည်၊ ဝါ-လူ
 အဖြစ်သို့ရောက်သည်၊ သမာနော-ဖြစ်သည်ရှိသော်၊ ဝါ-ဖြစ်စဉ်၊ သန္တိဓိကာ-
 ရက်-သိမ့်သိမ်းဆည်းခြင်းကို ပြု၍၊ ကဒ်မေ-ဝတ္ထုအာရုံ ကာမရုဏ်တို့ကို၊ ပရိ-
 တုဉ္စတိသေယျသာမိ-သုံးဆောင်ခံစားလက်သို့၊ တထာ-ထို့ အတူ၊ သန္တိဓိကာရက်-

၍၊ ကာမေ-တို့ကို၊ ပရိဘူတိတုံ-ဌာ၊ အဘဗျော-မဖြစ်ထိုက်၊ ဣတိ-သို့၊ ပဉ္စ-
တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၀)။

ဗျသနာနိ- ဗျသနတို့သည်၊ ဝါ-ဟိတသုခကို ပစ်ချတတ်သော အန္တရာယ်
တို့သည်၊ ဝါ-ဟိတသုခကို ဖျက်ဆီးတတ်သော အန္တရာယ်တို့သည်၊ ဉာတိဗျသနံ-
ဉာတိဗျသန လည်းကောင်း၊ ဝါ-အဆွေအမျိုးတို့၏ ဟိတသုခကို ပစ်ချတတ်
သော အန္တရာယ်လည်းကောင်း၊ ဝါ-အဆွေအမျိုးတို့၏ ဟိတသုခကို ဖျက်ဆီး
တတ်သော အန္တရာယ်လည်းကောင်း၊ ဝါ-အဆွေအမျိုးတို့၏ ပျက်စီးခြင်း
လည်းကောင်း၊ ဘောဂဗျသနံ-ဘောဂဗျသန လည်းကောင်း၊ ဝါ-စည်းစိမ်
တို့ကို ပစ်ချတတ်သော အန္တရာယ်လည်းကောင်း၊ ဝါ-စည်းစိမ်တို့ကို ဖျက်ဆီး
တတ်သော အန္တရာယ် လည်းကောင်း၊ ဝါ-စည်းစိမ်တို့၏ ပျက်စီးခြင်း လည်း
ကောင်း၊ ရောဂဗျသနံ-ရောဂဗျသနလည်းကောင်း၊ ဝါ-ရောဂါသာလျှင်ဖြစ်
သော အာရောဂျကို ပစ်ချတတ်သော အန္တရာယ် လည်းကောင်း၊ ဝါ-ရောဂါ
သာလျှင်ဖြစ်သော အာရောဂျကိုဖျက်ဆီးတတ်သော အန္တရာယ် လည်းကောင်း၊
ဝါ-ရောဂါသာလျှင်ဖြစ်သော အာရောဂျ၏ ပျက်စီးခြင်းလည်းကောင်း၊ သီလ-
ဗျသနံ-သီလဗျသနလည်းကောင်း၊ ဝါ-သီလကို ပစ်ချတတ်သော ဒုဿီလျ
အန္တရာယ်လည်းကောင်း၊ ဝါ-သီလကို ဖျက်ဆီးတတ်သော ဒုဿီလျအန္တရာယ်
လည်းကောင်း၊ ဝါ-သီလ၏ ပျက်စီးခြင်းလည်းကောင်း၊ ဒိဋ္ဌိဗျသနံ-ဒိဋ္ဌိဗျသန
လည်းကောင်း၊ ဝါ-သမ္မာအယူကိုပစ်ချတတ်သော မိစ္ဆာအယူအန္တရာယ် လည်း
ကောင်း၊ ဝါ-မိစ္ဆာအယူသာလျှင်ဖြစ်သော အယူကို ပစ်ချတတ်သော အန္တရာယ်
လည်းကောင်း၊ ဝါ-မိစ္ဆာအယူသာလျှင်ဖြစ်သော သမ္မာအယူကို ဖျက်ဆီးတတ်
သော အန္တရာယ် လည်းကောင်း၊ ဝါ-သမ္မာအယူ၏ ပျက်စီးခြင်းလည်းကောင်း၊
ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏၊ အာဝုသော-တို့၊ သတ္တာ-တို့သည်၊
ဉာတိဗျသနဟေတု ဝါ-အဆွေအမျိုးတို့၏ ဟိတသုခကို ပစ်ချတတ်သော အန္တ
ရာယ်ဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ဘောဂဗျသနဟေတု
ဝါ-စည်းစိမ်တို့ကို ပစ်ချတတ်သော အန္တရာယ်ဟူသော အကြောင်းကြောင့်
သော်လည်းကောင်း၊ ရောဂဗျသနဟေတု ဝါ-ရောဂါသာလျှင်ဖြစ်သော အာ
ရောဂျကို ပစ်ချတတ်သော အန္တရာယ်ဟူသော အကြောင်းကြောင့်သော်လည်း
ကောင်း၊ ကာယဿ-ဥပါဒိန္ဒက ခန္ဓာကိုယ်၏၊ ဘေဒါ-ပျက်ရာဖြစ်သော၊ မရ-
ဏာ-သေရာအခါမှ၊ ပရိ-နောက်ဖြစ်သော အသစ်ဖြစ်သော ခန္ဓာကိုယ်ဆဲခဏ၌၊
အပါယံ-ကြီးပွားခြင်းမှကင်းသော၊ ဒုဂ္ဂတိံ-ဒုဂ္ဂတိဟုဆိုအပ်သော၊ ဝိနိပါတံ-
မကောင်းမှုကို ပြုသောသူတို့၏ မိမိအလိုကင်းလျက် ကျရောက်ရာ ဖြစ်သော၊
နိရယံ ဥပ-ငရဲ၌၊ နပဇ္ဇန္တိ-မဖြစ်ကြကုန်၊ အာဝုသော-တို့၊ သတ္တာ-တို့သည်၊
သီလဗျသနဟေတု ဝါ-သီလကို ပစ်ချတတ်သော ဒုဿီလျ အန္တရာယ် ဟူသော

အကြောင်းကြောင့် သော်လည်းကောင်း၊ ဒိဋ္ဌိဗျသနဟေတု၎င်း - သမ္မာအယူကို ပစ်ချတတ်သော မိစ္ဆာအယူအန္တရာယ်ဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ကာယဿ-၏၊ ဘောဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ အပါယံ-သော၊ ဒုဂ္ဂတိ-သော၊ ဝိနိပါတံ-သော၊ နိရယံဥပ-၌၊ ပဇ္ဇန္တိ-ဖြစ်ကြကုန်၏။ (၁၁)။

သမ္မာဒါ-ပြည့်စုံခြင်းတို့သည်၊ ဉာတိသမ္မဒါ-ဉာတိသမ္မဒါလည်းကောင်း၊ ဝါ-အဆွေအမျိုးတို့၏ ဟိတသုခ၏ ပြည့်စုံခြင်း လည်းကောင်း၊ ဘောဂသမ္မဒါ-ဘောဂသမ္မဒါလည်းကောင်း၊ ဝါ-စည်းစိမ်၏ ပြည့်စုံခြင်း လည်းကောင်း၊ အာရောဂျသမ္မဒါ-အာရောဂျသမ္မဒါလည်းကောင်း၊ ဝါ-အနာမ္ပကင်းသည်၏ အဖြစ်၏ ပြည့်စုံခြင်းလည်းကောင်း၊ သီလသမ္မဒါ-သီလသမ္မဒါလည်းကောင်း၊ ဝါ-သီလ၏ပြည့်စုံခြင်း လည်းကောင်း၊ ဒိဋ္ဌိသမ္မဒါ-ဒိဋ္ဌိသမ္မဒါလည်းကောင်း၊ ဝါ-အယူ၏ပြည့်စုံခြင်း လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ အာရုံသော-တို့၊ သတ္တာ-တို့သည်၊ ဉာတိသမ္မဒါဟေတုဝါ-အဆွေအမျိုးတို့၏ ဟိတသုခ၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ ဘောဂသမ္မဒါဟေတုဝါ-စည်းစိမ်တို့၏ပြည့်စုံခြင်းဟူသော အကြောင်းကြောင့် သော် လည်းကောင်း၊ အာရောဂျသမ္မဒါ - အနာမ္ပကင်းသည်၏ အဖြစ်၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ ကာယဿ-၏၊ ဘောဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိ-သုဂတိဟုဆိုအပ်သော၊ သဂ္ဂ-ငါးပါးအာရုံ ကာမဂုဏ်တို့ဖြင့် လွန်စွာမြတ်သော၊ လောကံဥပ-နတ်မြည်၌၊ နပဇ္ဇန္တိ-မဖြစ်ကြကုန်၊ အာရုံသော-တို့၊ သတ္တာ- တို့သည်၊ သီလသမ္မဒါ ဟေတုဝါ-သီလ၏ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ဒိဋ္ဌိသမ္မဒါဟေတုဝါ-အယူ၏ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ ကာယဿ-၏၊ ဘောဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိ-သော၊ သဂ္ဂ-သော၊ လောကံဥပ-၌၊ ပဇ္ဇန္တိ-ကုန်၏။ (၁၂)။

ဒုဿိလဿ-သီလမရှိသော၊ ပုဂ္ဂလဿ-ပုဂ္ဂိုလ်၏၊ သီလဝိပတ္တိယာ-သီလ၏ ပျက်စီးခြင်း၌၊ အာဒိနဝါ-အပြစ်တို့သည်၊ အာရုံသော-တို့၊ ဣမ ဣမသ္မိံ သာသနေ-၌၊ ဒုဿိလော-သီလမရှိသော၊ သီလဝိပဇ္ဇော-ပျက်စီးသောသီလ ရှိသော၊ ပုဂ္ဂလော-သည်၊ ပမာဒါခိကရဏံ-မေ့လျော့ခြင်းဟူသောအကြောင်း ကြောင့်၊ မဟတိ-များစွာသော၊ ဘောဂဇာနိ-စည်းစိမ်၏ယုတ်လျော့ခြင်းသို့၊ နိဂစ္ဆတိ-ရောက်ရ၏၊ အယံ-ဤများစွာသော စည်းစိမ်၏ ယုတ်လျော့ခြင်းသည်၊ ပဌမော-သော၊ ဒုဿိလဿ-သော၊ ပုဂ္ဂလဿ-၏၊ သီလဝိပတ္တိယာ-၌၊ အာဒိ-နဝေါ-အပြစ်ပေတည်း၊ အာရုံသော-တို့၊ ပုနစပရံ-ဘစ်မျိုးတခြား အာဒိနဝ တစ်မီးကိုလည်း ထစ်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ (တစ်နည်း) ပုန-ဖန်၊

အပရိ-ဇော၊ ဒုဿီလဿ-ဇော၊ ပုဂ္ဂလဿ-၏၊ သီလဝိပတ္တိယာ-ဉ္စ၊ အာဒီ-
 နဝံစ-ကိုလည်း၊ အဟံ-သည်၊ ဘာသိဿာမိ-အံ၊ တုမေ-တို့သည်၊ သုဏာထ-
 ကုန်လော၊ ဒုဿီလဿ-ဇော၊ သီလဝိပန္နဿ-ဇော၊ ပုဂ္ဂလဿဒ်၏၊ ပါပကော-
 ယုတ်မာသော၊ ကိတ္တိသဒ္ဓေါ-ပြောဆိုထုတ်ဖော် ကြွေးကြော်ဖွဲ့နွဲ့ ကဲ့ရဲ့အပ်သော
 အသံသည်၊ အဗ္ဘဂ္ဂစ္ဆတိ-ဘဝဂ်မဆံ လုံးစုံဖြန့်လျက် ပျံ့နှံ့၍တက်၏၊ အယံ-ဤ
 ကဲ့ရဲ့အပ်သောအသံ၏ ပျံ့နှံ့၍တက်ခြင်းသည်၊ ဒုတိယော-ဥ-သော၊ ဒုဿီလဿ-
 ဇော၊ ပုဂ္ဂလဿ-၏၊ သီလဝိပတ္တိယာ-ဉ္စ၊ အာဒီနဝေါ-တည်း၊ အာရုံသော-တို့၊
 ပုနစပရိ-အံ၊ ဒုဿီလော-ဇော၊ သီလဝိပန္နော-ဇော၊ ပုဂ္ဂလော-သည်၊ ယည-
 ဒေဝပရိသံ-အကြွင် အကြွင် ပရိသတ်သို့သာလျှင်၊ ဥမသင်္ကမတိ-ချဉ်းကပ်၏၊
 ခတ္တိယပရိသံယဒိ-မင်းပရိသတ်သို့သော် လည်းကောင်း၊ ဗြာဟ္မဏပရိသံယဒိ-
 ပုဏ္ဏားပရိသတ်သို့သော် လည်းကောင်း၊ ဂဟပတိပရိသံယဒိ-အိမ်ရှင်သူကြွယ်
 ပရိသတ်သို့သော် လည်းကောင်း၊ သမဏပရိသံယဒိ-ရဟန်းပရိသတ်သို့သော်
 လည်းကောင်း၊ အဝိသာရဒေါ-ရွံ့ရှာခြင်းကင်း ရဲတင်းသောစိတ်မရှိသည်၊
 မက္ခိဘူတော-မျက်နှာမလှ အရှက်ရသည်ဖြစ်၍ဖြစ်သည်၊ ဟုတော-၍၊ ဥပသင်္က-
 မတိ-ရ၏၊ အယံ-ဤလေးပါးသောပရိသတ်သို့ ကြောက်ကြောက်ရွံ့ရွံ့ ချဉ်းကပ်
 ရခြင်းသည်၊ တတိယော-ဇော၊ ဒုဿီလဿ-ဇော၊ ပုဂ္ဂလဿ-၏၊ သီလဝိပတ္တိ-
 ယာ-ဉ္စ၊ အာဒီနဝေါ-တည်း၊ အာရုံသော-တို့၊ ပုနစပရိ-အံ၊ ဒုဿီလော-
 ဇော၊ သီလဝိပန္နော-ဇော၊ ပုဂ္ဂလော-သည်၊ သမ္မုဇ္ဇော-တွေဝေသည်၊
 ဟုတော-၍၊ ကာလံကဇောတိ-သေရ၏၊ အယံ-ဤတွေတွေဝေဝေသေရခြင်း
 သည်၊ စတုတ္ထော-ဇော၊ ဒုဿီလဿ-ဇော၊ ပုဂ္ဂလဿ-၏၊ သီလဝိပတ္တိယာ-ဉ္စ၊
 အာဒီနဝေါ-တည်း၊ အာရုံသော-တို့၊ ပုနစပရိ-အံ၊ ဒုဿီလော-ဇော၊ သီလ
 ဝိပန္နော-ဇော၊ ပုဂ္ဂလော-သည်၊ ကာယဿ-၏၊ ဘောဒေါ-သော၊ မရဏာ-မူ၊
 ပရိ-ဉ္စ၊ အမာယံ-သော၊ ဒုဂ္ဂတိ-သော၊ ဝိနိပါတံ-သော၊ နိရယံ-ဉ္စ၊ ဥပပဇ္ဇတိ-၏၊
 အယံ-ဤရဲ၌ဖြစ်ရခြင်းသည်၊ ပဉ္စမော-သော၊ ဒုဿီလဿ-ဇော၊ ပုဂ္ဂလဿ-၏၊
 သီလဝိပတ္တိယာ-ဉ္စ၊ အာဒီနဝေါ-တည်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-
 ကုန်၏။ (၁၃)။



သီလဝေတော-သီလရှိသော၊ ပုဂ္ဂလဿ-၏၊ သီလသမ္ပဒါယ-သီလ၏ပြည့်စုံ
 ခြင်း၌၊ အာနိသံသာ-ချီးမွမ်းအပ်သောအကျိုးတို့သည်၊ အာရုံသော-သို့၊ ဣဓ-
 ဣမသ္မိံ သာသနေ-၌၊ သီလဝေါ-သီလရှိသော၊ သီလသမ္ပန္နော-သီလနှင့်ပြည့်စုံ
 သော၊ ပုဂ္ဂလော-သည်၊ အပ္ပမာဒါမိကရဏံ-မမေ့မလျော့ခြင်းဟူသောအကြောင်း
 ကြောင့်၊ မဟန္တံ-သော၊ ဘောဂက္ခန္တံ-စည်းစိမ်အစုကို၊ အဓိဂစ္ဆတိ-ရ၏၊ အယံ-
 ဤမျှားစွာသောစည်းစိမ်အစုကိုရခြင်းသည်၊ ပဌမော-သော၊ သီလဝေတော-
 သော၊ ပုဂ္ဂလဿ-၏၊ သီလသမ္ပဒါယ-၌၊ အာနိသံသာ-ချီးမွမ်းအပ်သောအကျိုး

ပေတည်း။ အာရုံသော-တို့၊ ပုနစပရံ-တစ်မျိုးတခြား အာနိသံသတစ်ပါးကို
လည်း ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့။ သီလဝတော-သော၊ သီလသမ္ပန္နဿ-
သော၊ ပုဂ္ဂဿ-အား၊ ဝါ-၏၊ ကလျာဏော-ကောင်းသော၊ ကိတ္တိသဒ္ဓေါ-အံ့၊ ဩ
ချိုးကျူး သံထွက်ထူးသည့် ကျေးဇူးဂုဏ်သတင်းသည်၊ ဝါ-ချိုးဝှဲအပ်သောအသံ
သည်၊ အဗ္ဘုဂ္ဂစ္ဆတိ-၏၊ အယံ-ဤအံ့၊ ဩချိုးကျူး သံထွက်ထူးသည့် ကျေးဇူး
ဂုဏ်သတင်း ချိုးဝှဲအပ်သောအသံ၏ ပျံ့နှံ့၍တက်ခြင်းသည်၊ ဒုတိယော-သော၊
သီလဝတော-သော၊ ပုဂ္ဂလဿ-၏၊ သီလသမ္ပဒါယ-၌၊ အာနိသံသော-တည်း။
အာရုံသော-တို့၊ ပုနစပရံ-အံ့၊ သီလဝါ-သော၊ သီလသမ္ပန္နော-သော၊ ပုဂ္ဂလော-
သည်။ ယညဒေဝပရိသံ-သို့သာလျှင်၊ ဥပသင်္ကမတိ-၏၊ ခတ္တိယပရိသံယဒိ-
သို့သော် လည်းကောင်း၊ ဗြာဟ္မဏပရိသံယဒိ-သို့သော် လည်းကောင်း၊ ဂဟ-
ပတိပရိသံယဒိ-သို့သော် လည်းကောင်း၊ သမဏပရိသံယဒိ-သို့သော် လည်း
ကောင်း၊ ဝိသဒ္ဓါဒါ-ရုံရှာခြင်းကင်း ရဲတင်းသောစိတ်ရှိသည်၊ အမက္ခိတူတော-
မျက်နှာမလှ အရှက်မရသည်ဖြစ်၍ဖြစ်သည်၊ ဟုတွာ-၍၊ ဥပသင်္ကမတိ-၏၊
အယံ-ဤလေးပါးသော ပရိသတ်သို့ မကြောက်မရွံ့ ချဉ်းကပ်ဝံ့ခြင်းသည်၊
တတိယော-သော၊ သီလဝတော-သော၊ ပုဂ္ဂလဿ-၏၊ သီလသမ္ပဒါယ-၌၊
အာနိသံသော-တည်း။ အာရုံသော-တို့၊ ပုနစပရံ-အံ့၊ သီလဝါ-သော၊ သီလ-
သမ္ပန္နော-သော၊ ပုဂ္ဂလော-သည်။ အသမ္ပုဇ္ဇော-မတွေ့ဝေသည်၊ ဟုတွာ-၍၊
ကာလံကရောတိ-ရ၏၊ အယံ-ဤ မတွေ့မဝေ သေရခြင်းသည်၊ စတုတ္ထော-
သော၊ သီလဝတော-သော၊ ပုဂ္ဂလဿ-၏၊ သီလသမ္ပဒါယ-၌၊ အာနိသံသော-
တည်း။ အာရုံသော-တို့၊ ပုနစပရံ-အံ့၊ သီလဝါ-သော၊ သီလသမ္ပန္နော-သော၊
ပုဂ္ဂလော-သည်။ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ သုဂတိ-
သော၊ သဂ္ဂံ-သော၊ လောကံ-၌၊ ဥပပဇ္ဇတိ-၏၊ အယံ- ဤ နတ်ပြည်၌ ဖြစ်ရ
ခြင်းသည်၊ ပဉ္စမော-သော၊ သီလဝတော- သော၊ ပုဂ္ဂလဿ-၏၊ သီလသမ္ပဒါယ-
၌၊ အာနိသံသော-တည်း။ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၄)။

အာရုံသော-တို့၊ စောဒကေန-ဝတ္ထုသန္ဓဿန အာပတ္တိသန္ဓဿန သံဝါသပွ
ဋိက္ခေပ သာမိစိပုဋိက္ခေပဟူသော လေးပါးသော စောဒနာဝတ္ထုတို့ဖြင့် စောဒ
နာတတ်သော၊ ပရံ-တစ်ပါးသောပုဂ္ဂိုလ်ကို၊ စောဒေတုကာမေန-စောဒနာ
ခြင်းငှာ အလိုရှိသော၊ သိက္ခုနာ-ရဟန်းသည်၊ အဟံ-သည်၊ ကာလေန-လင့်
လျော်လျောက်ပတ် ကောင်းမြတ်သောအခါ၌၊ ဝက္ခာမိ-ဆိုရတော့အံ့၊ အကာ-
လေန-မသင့်လျော် မလျောက်ပတ် မကောင်းမြတ်သောအခါ၌၊ နောဝက္ခာမိ-
မဆိုရတော့အံ့၊ ဘူတေန-ဟုတ်မှန်သောစကားဖြင့်၊ ဝက္ခာမိ-အံ့၊ အဘူတေန-
မဟုတ်မှန်သောစကားဖြင့်၊ နောဝက္ခာမိ-အံ့၊ သဏ္ဍေန-နူးညံ့ သိမ်မွေ့ သော
စကားဖြင့်၊ ဝက္ခာမိ-အံ့၊ ဖရူသေန-တစ်ပါးသောသူကိုပူဇော်သောစကားတော်သော

စကားဖြင့်၊ နောဝက္ခာမိ-အံ၊ အတ္တသဉ္စိတေန-အကျိုးစီးပွားနှင့်စပ်ယှဉ်သော
 စကားဖြင့်၊ ဝက္ခာမိ-အံ၊ အနတ္တသဉ္စိတေန-အကျိုး စီးပွားနှင့် မစပ်ယှဉ်သော
 စကားဖြင့်၊ နောဝက္ခာမိ-အံ၊ မေတ္တာဝိတ္တေန-မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့်၊
 ဝက္ခာမိ-အံ၊ ဒေါသန္တရေန-ဒေါသနှင့် ယှဉ်သောစိတ်ဖြင့်၊ နောဝက္ခာမိ-အံ၊
 ဣတိ-သို့၊ ပဉ္စ-ကုန်သော၊ ဓမ္မေ တရားတို့ကို၊ အဇ္ဈတ္တံ-အဇ္ဈတ္တသန္တာန်၌၊ ဝါ-
 မိမိသန္တာန်၌၊ ဥပဋ္ဌပေတွာ-ထား၍၊ ဝါ-ဖြစ်စေ၍၊ ပရော-တစ်ပါးသော
 ပုဂ္ဂိုလ်ကို၊ စောဒေတဗ္ဗော-စောဒနာအပ်၏၊ အာဝုသော-တို့၊ စောဒကေန-
 သော၊ ပရံ-ကို၊ စောဒေတုကာမေန-သော၊ ဘိက္ခုနာ-သည်၊ ပဉ္စ-ကုန်သော၊
 ဣမေဓမ္မာ-တို့ကို၊ အဇ္ဈတ္တံ-၌၊ ဥပဋ္ဌပေတွာ-၍၊ ပရော-ကို၊ စောဒေတဗ္ဗော-
 အပ်၏၊ (၁၅)။

၃၁၇။ ပဓာနိယင်္ဂါနိ-အား ထုတ် ကြောင်း လုံ့လ ချီသော ရဟန်း၏
 အကြောင်းအင်္ဂါတို့သည်၊ အာဝုသော-တို့၊ ဣမ ဣမသို့ သာသနော-၌၊ ဘိက္ခု-
 သည်၊ သဒ္ဓေါ-ယုံကြည်တတ်သောသဒ္ဓါရှိသည်၊ ဝါ-ယုံကြည်ကြောင်းဖြစ်သော
 သဒ္ဓါရှိသည်၊ ဝါ-ယုံကြည်ခြင်းဟူသော သဒ္ဓါရှိသည်၊ ဟောတိ-၏၊ တထာ-
 ဂတထ-မြတ်စွာဘုရား၏၊ ဗောဓိ-လေးပါးသောသစ္စာကိုသိတတ်သော အရ-
 ဟတ္ထမဂ်ဉာဏ်ကို၊ သဒ္ဓဟတိ-ယုံကြည်၏၊ ကိ-သို့၊ သဒ္ဓဟတိ-နည်း၊ သောဘဂဝါ-
 သည်၊ ဣတိပိ-ကြောင့်လည်း၊ အရဟံ-မူ၏၊ သောဘဂဝါ-သည်၊ ဣတိပိ-
 ကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓါ-မူ၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်
 လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော-မူ၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊
 သုဂတော-မူ၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ လောကဝိဒ္ဓ-
 မူ၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ အနုတ္တရော-မူ၏၊ သော-
 ဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ ပုရိသဒမ္မသာရထိ-မူ၏၊ သောဘဂဝါ-
 သည်၊ ဣတိပိ-ကြောင့်လည်း၊ သတ္တဝါဒေဝမနုဿာန်-မူ၏၊ သောဘဂဝါ-သည်၊
 ဣတိပိ-ကြောင့်လည်း၊ ဗုဒ္ဓေါ-မူ၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်
 လည်း၊ ဘဂဝါ-မူ၏၊ ဣတိ-သို့၊ သဒ္ဓဟတိ-၏၊ ဘမဝေပါကိနိယဒ-အညီ
 အမျှ အာဟာရကို ကျက်စေတတ်သော၊ ဝါ-အညီအမျှ အာဟာရကိုချက်တတ်
 သော၊ နာတိသီတာယ-အလွန် မအေးသော၊ နာစူဏှာယ-အလွန် မပူသော၊
 မဇ္ဈိမာယ-အလယ်အလတ်ဖြစ်သော၊ ပဓာနက္ခမာယ-ကမ္မဋ္ဌာန်းကို အားထုတ်
 ခြင်းငှာခံသော၊ ဂဟဏိယာ-စားအပ် သောက်အပ်သော အာဟာရကိုယူတတ်
 သော ကမ္မဇတေဇောဘတ်နှင့်၊ သမန္နာဂတော-ကောင်းစွာလျော်စွာယှဉ်သည်၊
 ဝါ-ပြည့်စုံသည်၊ ဟုတွာ-၍၊ အပ္ပာဗာဓော-ကိုယ်သို့ပြင်းစွာ သက်ရောက်သည်
 ဖြစ်၍ နှိပ်စက်တတ်သော ဝိသဘာဂရောဂါ မရှိသည်လည်းကောင်း၊ ဝါ-
 ကိုယ်သို့ ပြင်းစွာ သက်ရောက်သည် ဖြစ်၍ နှိပ်စက်တတ်သော ဝိသဘာဂဒုက္ခ

ဝေဒနာ မရှိသည်လည်းကောင်း၊ အပ္ပာတကော-ဆင်းရဲငြိုငြင်စွာ အသက်မွေး
 ကြောင်းဖြစ်သောဗုဒ္ဓလရောဂါ မရှိသည်လည်းကောင်း၊ ဟောတိ-၏၊ သတ္တရိဝါ-
 ဆရာဖြစ်သောမြတ်စွာဘုရား၌သော်လည်းကောင်း၊ ဝိညာသု-ပညာရှိကုန်သော၊
 သပြဟုစာရိသုဝါ- သီအင်သုံးဖော်တို့၌ သော်လည်းကောင်း၊ ယလာဘူတံ-
 အကြင်အကြင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း၊ ဝါ-မဖောက်မပြန် ဟုတ်
 မှန်သည့်အားလျော်စွာ၊ အတ္တာနံ-မိမိကို၊ ဝါ-မိမိအပြစ်ကို၊ အာဝိကတ္တာ-
 ထင်စွာပြုတတ်သည်၊ ဟုတ္တာ-၍၊ အသဋ္ဌာ-ကျေးဇူးဂုဏ်များ၊ မထင်ရှားဘဲ
 ဝါကြားချိုးဝဲ စိတ်ဝယ်စွဲအောင် မစဉ်းလဲ မကောက်ကျစ်တတ်သည် လည်း
 ကောင်း၊ အမာယာဝီ-မိမိသရမ်း မကောင်းမှုအစွမ်းကို ဖုံးလွှမ်းတတ်သော
 မာယာမရှိသည်လည်းကောင်း၊ ဟောတိ-၏၊ အကုသလာနံ-အကုသိုလ်ဖြစ်ကုန်
 သော၊ ဓမ္မာနံ-တရားတို့ကို၊ ပဟာနာယ-ပယ်ခြင်းငှာလည်းကောင်း၊ ကုသလာနံ-
 ကုသိုလ် ဖြစ်ကုန်သော၊ ဓမ္မာနံ-တို့၏၊ ဥပသမ္ပဒါယ-ပြည့်စုံရခြင်းငှာ လည်း
 ကောင်း၊ အာရဒ္ဓဝီရိယော-အားထုတ်အပ်ပြီးသော ဝီရိယရှိသည်၊ ထာမဝါ-
 အားအစွမ်းရှိသည်၊ ဒဠပရက္ခမော-မြဲမြံတည်တံ့သောလုံ့ လရှိသည်၊ ကုသလေသု-
 ကုန်သော၊ ဓမ္မေသု-သိဉ်္စ၊ အနိက္ခိတ္တဓုရော-မချထားအပ်သောဝန်ရှိသည်၊ ဟုတ္တာ-
 ၍၊ ဝိဟရတိ-၏၊ ဥဒယတ္ထဂါမိနိယာ-သင်္ခါရတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို သိ
 တတ်သော၊ အရိယာယ-ကိုလေ့သာမြူမွေး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်
 သော၊ နိဗ္ဗေဓိကဓယ-ရှေး၌မဖောက်ခွဲအပ်ဖူးသေးသော လောဘခဲ ဒေါသခဲ
 မောဟခဲကို ဖောက်ခွဲတတ်သော၊ သမ္မာ-ကောင်းစွာ၊ ဝါ-မဖောက်မပြန်၊
 ဒုက္ခက္ခယဂါမိနိယာ-တဒဂ်ပဟာန်ဖြင့် ဒုက္ခကို ကုန်စေလျက် ဖြစ်တတ်သော၊
 ပညာယ-ဝိပဿနာပညာနှင့်၊ သမ္ပန္နာဂတော-သည်၊ ဟုတ္တာ-၍၊ ပညဝါ-
 ဝိပဿနာပညာရှိသည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၁၆)။

၃၁၈။ သုဒ္ဓါဝါယာ-သုဒ္ဓါဝါယာတို့သည်၊ ဝါ-စင်ကြယ်သောအနာဂါမ်
 ရဟန္တာပုဂ္ဂိုလ်တို့၏ နေပြီးရာ နေဆဲရာ နေလတ္တံ့ရာ ဘုံတို့သည်၊ အဝိဟာ-
 အဝိဟာဗြဟ္မာ့ဘုံတို့ လည်းကောင်း၊ ဝါ-မိမိတို့၏ စည်းစိမ်တို့မှ မယုတ်လျော့
 ကုန်သည်၏အဖြစ်ကြောင့် အဝိဟာအမည်ရှိသော ဗြဟ္မာတို့၏နေရာဘုံတို့ လည်း
 ကောင်း၊ အတပ္ပာ-အတပ္ပာဗြဟ္မာ့ဘုံတို့လည်းကောင်း၊ ဝါ-စာစုံတစ်ယောက်
 သော သတ္တဝါတို့ မပူပန်စေတတ်သည်၏အဖြစ်ကြောင့် အတပ္ပာအမည်ရှိသော
 ဗြဟ္မာတို့၏ နေရာဘုံတို့ လည်းကောင်း၊ သုဒဿာ-သုဒဿာဗြဟ္မာ့ဘုံတို့ လည်း
 ကောင်း၊ ဝါ-ကောင်းစွာရှုမြင်အပ်သော ရူပါရုံရှိကုန်သည်၏အဖြစ်ကြောင့်
 သုဒဿာအမည်ရှိသော ဗြဟ္မာတို့၏နေရာဘုံတို့လည်းကောင်း၊ သုဒဿိ-သုဒဿိ
 ဗြဟ္မာ့ဘုံတို့ လည်းကောင်း၊ ဝါ-ကောင်းစွာ ရှုမြင်တတ်ကုန်သည်၏ အဖြစ်

ကြောင့် သုဒဿီအမည်ရှိသော ဗြဟ္မာတို့၏နေရာတို့ကို လည်းကောင်း၊ ဝါ-
 ကောင်းစွာရှုမြင်ကတ်သော စက္ခုဝိညာဏ်ရှိကုန်သည်၏အဖြစ်ကြောင့် သုဒဿီ
 အမည်ရှိသော ဗြဟ္မာတို့၏ နေရာတို့ကို လည်းကောင်း၊ အကနိဋ္ဌာ-အကနိဋ္ဌာ
 ဗြဟ္မာတို့ကို လည်းကောင်း၊ ဝါ-မိမိဂုဏ်တဝသမ္ပတ္တိတို့ဖြင့် အငယ်မရှိကုန်သည်၏
 အဖြစ်ကြောင့် အကနိဋ္ဌအမည်ရှိသော ဗြဟ္မာတို့၏နေရာတို့ကို လည်းကောင်း၊
 ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၇)။

အနာဂါမိနော-အနာဂါမိပုဂ္ဂိုလ်တို့သည်၊ ဝါ-ဤလူ့ပြည်သို့ မပြန်လာ
 တတ်သော အနာဂါမိပုဂ္ဂိုလ်တို့သည်၊ အန္တရာပရိနိဗ္ဗာယီ-အန္တရာပရိနိဗ္ဗာယီ
 အနာဂါမိပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-သက်တမ်း၏အလယ်အကြား၌ကိလေသာ
 ပရိနိဗ္ဗာန်စံခြင်းအလေ့ရှိသော အနာဂါမိပုဂ္ဂိုလ် လည်းကောင်း၊ ဥပဟစ္စပရိ-
 နိဗ္ဗာယီ-ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမိပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-သက်တမ်း
 အလယ်အကြားကိုလွန်၍ ကိလေသပရိနိဗ္ဗာန်စံခြင်း အလေ့ရှိသော အနာဂါမိ
 ပုဂ္ဂိုလ် လည်းကောင်း၊ အသင်္ခါရပရိနိဗ္ဗာယီ-အသင်္ခါရပရိနိဗ္ဗာယီအနာဂါမိ
 ပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-တူန့်တို့ဆုတ်နစ်ဘတ်သောစိတ်ကို ထက်သန်အောင်
 ပြုပြင်စီရင်တတ်သော ပယောဂဥပါယမရှိဘဲ ကိလေသပရိနိဗ္ဗာန်စံခြင်း အလေ့
 ရှိသောအနာဂါမိပုဂ္ဂိုလ် လည်းကောင်း၊ သသင်္ခါရပရိနိဗ္ဗာယီ-သသင်္ခါရပရိ
 နိဗ္ဗာယီအနာဂါမိပုဂ္ဂိုလ်လည်းကောင်း၊ ဝါ-တူန့်တို့ဆုတ်နစ်တတ်သော စိတ်ကို
 ထက်သန်အောင် ပြုပြင်စီရင်တတ်သော ပယောဂဥပါယနှင့်တကွ ကိလေသ
 ပရိနိဗ္ဗာန်စံခြင်း အလေ့ရှိသော အနာဂါမိပုဂ္ဂိုလ် လည်းကောင်း၊ ဥဒ္ဓံ-
 သောတော-အထက် ဗြဟ္မာတို့သို့ ဆောင်တတ်သော တဏှာ သောတ ဝဋ္ဋ
 သောတရှိသော၊ ဝါ-အထက် ဗြဟ္မာတို့သို့ ရောက်၍ ရအပ်သော မဂ္ဂသောတ
 ရှိသော၊ အကနိဋ္ဌဂါမိ-အကနိဋ္ဌာတို့သို့ သွားရလတ္တံ့သော အနာဂါမိ ပုဂ္ဂိုလ်
 လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၈)။

၃၁၉။ စေတောခိလော-စေတောခိလတို့သည်၊ ဝါ-စိတ်၏ ငြောင့် ခလုတ်
 နှင့်တူသော တရားတို့သည်၊ ဝါ-စိတ်၏ ကြမ်းတမ်း ခက်ထန်ကြောင်းဖြစ်သော
 ထူးတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသို့ သာသနေ-၌၊ ဘိက္ခု-ရဟန်း
 သည်၊ သတ္တရိ-မြတ်စွာဘုရား၌၊ ဝါ-မြတ်စွာဘုရား၏ ကိုယ်တော် ဂုဏ်တော်၌၊
 ကင်္ခတိ-ယုံမှားတတ်၏၊ ဝိစိကိစ္ဆတိ-စုံစမ်းဆင်ခြင်သည်ရှိသော် ဖင်ပန်းတတ်၏၊
 ဝါ-ဆုံးဖြတ်ခြင်းငှာ မစွမ်းနိုင်၊ နာဓိမုစ္ဆတိ-မထက်ဝင် မဆုံးဖြတ်နိုင်၊ န သမ္ပ-
 သိဒတိ-ကောင်းစွာ အပြားအားဖြင့် မကြည်လင်နိုင်၊ အာဝုသော-တို့၊ ယော
 သော ဘိက္ခု-သည်၊ သတ္တရိ-၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏၊ နာဓိမုစ္ဆတိ-နိုင်၊
 န သမ္ပသိဒတိ-နိုင်၊ တဏှ ဘိက္ခုနော-၏၊ စိတ္တံ-စိတ်သည်၊ အာတပ္ပာယ-

ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော သမ္မုပ္ပဓာန် လုံ့လအကျိုးငှာ၊ အနု-
ယောဂါယ-ဘာဝနာကို အဖန်ဖန်အားထုတ်ခြင်းငှာ၊ သာတစ္စာယ-ဘာဝနာကို
မပြတ် မလပ် အားထုတ်ခြင်းငှာ၊ ပဓာနာယ-ဘာဝနာကို အားထုတ်ခြင်းငှာ၊
န နမတိ-မညွတ်တတ်၊ ယဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-ငှာ၊
အနုယောဂါယ-ငှာ၊ သာတစ္စာယ-ငှာ၊ ပဓာနာယ-ငှာ၊ န နမတိ-တတ်၊ တဿ
ဘိက္ခုနော-၏၊ အယံ-ဤ မြတ်စွာဘုရား ကိုယ်တော်၊ ဂုဏ်တော်၌ ယုံမှားခြင်း
သည်၊ ပဌမော-သော၊ စေတောခိလော-စေတောခိလ မည်၏၊ ဝါ-စိတ်၏
ဪဝံသလုတ်နှင့်တူသောတရားမည်၏၊ ဝါ-စိတ်၏ ကြမ်းတမ်းခက်ထန်ကြောင်း
ဖြစ်သောတရား မည်၏၊ အာရုသော-တို့၊ ပုန စ ပရံ-ဟင်္ဂါမုနိ-တခြား စေတော
ခိလတစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ ဘိက္ခု-သည်၊ ဓမ္မေ-
ပရိယတ္တိတရား၊ ပဋိဝေဓတရား၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏၊ နာဓိမုစ္ဆတိ-နိုင်၊
န သမ္မသိဒ္ဓတိ-နိုင်၊ အာရုသော-တို့၊ ယော သော ဘိက္ခု-သည်၊ ဓမ္မေ-၌၊
ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏၊ နာဓိမုစ္ဆတိ-နိုင်၊ န သမ္မသိဒ္ဓတိ-နိုင်၊ တဿ ဘိက္ခု
နော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-ငှာ၊ အနုယောဂါယ-ငှာ၊ သာတစ္စာယ-
ငှာ၊ ပဓာနာယ-ငှာ၊ န နမတိ-တတ်၊ တဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊
အာတပ္ပာယ-ငှာ၊ အနုယောဂါယ-ငှာ၊ သာတစ္စာယ-ငှာ၊ ပဓာနာယ-ငှာ၊
န နမတိ-တတ်၊ တဿ ဘိက္ခုနော-၏၊ အယံ-ဤပရိယတ္တိတရား၊ ပဋိဝေဓတရား
၌ ယုံမှားခြင်းသည်၊ ဒုတိယော-သော၊ စေတောခိလော-မည်၏၊ အာရုသော-
တို့၊ ပုန စ ပရံ-အံ့၊ ဘိက္ခု-သည်၊ သံယေ-၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏၊
နာဓိမုစ္ဆတိ-နိုင်၊ န သမ္မသိဒ္ဓတိ-နိုင်။ ။ ပ ။ (ဓမ္မေ ကင်္ခတိ၌ ကဲ့သို့ ဖော်၍
ယောဇနာရမည်။) အာရုသော-တို့၊ ပုန စ ပရံ-အံ့၊ ဘိက္ခု-သည်၊ သိက္ခာယ-
အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာ၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-
၏၊ နာဓိမုစ္ဆတိ-နိုင်၊ န သမ္မသိဒ္ဓတိ-နိုင်။ ။ ပ ။

အာရုသော-တို့၊ ပုန စ ပရံ-အံ့၊ ဘိက္ခု-သည်၊ သဗြဟ္မစာရီသု-သီတင်းသုံး
ဖော်တို့၌၊ ကုပိတော-အမျက်ထွက်သည်၊ အနုတ္တမနော-မိမိစိတ်မရှိသည်၊ ဝါ-
ပီတိသောမနဿတို့သည် မယူအပ်သောစိတ်ရှိသည်၊ ဝါ-ပီတိ သောမနဿတို့သည်
ယူအပ်သောစိတ် မရှိသည်၊ အာဟဋ္ဌစိတ္တော- ဒေါသသည် ယူဆောင် ဖျက်ဆီး
အပ်သော စိတ်ရှိသည်၊ ခိလဇာတော-ဖြစ်သောဪဝံသ တံသင်းနှင့်တူသောစိတ်
ရှိသည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ယော သောဘိက္ခု-သည်၊ သ ဗြဟ္မ-
စာရီသု-တို့၌၊ ကုပိတော-သည်၊ အနုတ္တမနော-သည်၊ အာဟဋ္ဌစိတ္တော-သည်၊
ခိလဇာတော-သည်၊ ဟောတိ-၏၊ တဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာ-
တပ္ပာယ-ငှာ၊ အနုယောဂါယ-ငှာ၊ သာတစ္စာယ-ငှာ၊ ပဓာနာယ-ငှာ၊ န
နမတိ-တတ်၊ ယဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-ငှာ၊ အနု-

ယောဂါယ-ဌာ၊ သာတစ္စာယ-ဌာ၊ ပဓာနာယ-ဌာ၊ န နမတိ-တတ်၊ တဿ
 ဘိက္ခုနော-၏၊ အယံ-ဤသီတင်းသုံးဖော်တို့၌ အမုက်ထွက်ခြင်းသည်၊ ပဌမော-
 သော၊ စေတောခိလော-မည်၏၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၁၉)

၃၂၈။ စေတသော-စိတ်ကို၊ ဝိနိပန္နော-ဖြစ်ခွင့်မပေးသည်၏ အစွမ်း အား
 ဖြင့် နှောင်ဖွဲ့တတ်သော တရားတို့သည်၊ အာရုသော-တို့၊ ဣမ ဣမသ္မိ သာသနေ-
 ၌၊ ဘိက္ခု-သည်၊ ကာမေသု-ဝတ္ထုကာမ၊ ကိလေသာကာမ တို့၌၊ အဝိတ-
 ရာဂေါ- မကင်းသေးသော ရာဂရှိသည်၊ အဝိဂတစ္စန္ဒော- မကင်းသေးသော
 ဆန္ဒရှိသည်၊ အဝိဂတပေမော- မကင်းသေးသော ချစ်ခြင်းရှိသည်၊ အဝိဂတ-
 ပိပါသော-မကင်းသေးသော ခံစားလိုခြင်းရှိသည်၊ အဝိဂတပရိဋ္ဌာဟော-မကင်း
 သေးသော ရာဂတည်းဟူသော ပူလောင်ခြင်းရှိသည်၊ အဝိဂတတဏှော- မကင်း
 သေးသော တဏှာရှိသည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ယော သော ဘိက္ခု-
 သည်၊ ကာမေသု-တို့၌၊ အဝိတရာဂေါ-သည်၊ အဝိဂတစ္စန္ဒော-သည်၊ အဝိ-
 ဂတပေမော-သည်၊ အဝိဂတပိပါသော-သည်၊ အဝိဂတပရိဋ္ဌာဟော-သည်၊
 အဝိဂတတဏှော-သည်၊ ဟောတိ-၏၊ တဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာ-
 တပ္ပာယ-ကိလေသာတို့ကို ပြင်းစွာပူပန်စေတတ်သော သမ္ပပ္ပဓာန်လုံ့လ အကျိုး
 ဌာ၊ အနုယောဂါယ-ဘာဝနာကို အဖန်ဖန် အားထုတ်ခြင်းဌာ၊ သာတစ္စာယ-
 ဘာဝနာကို မပြတ်မလပ် အားထုတ်ခြင်းဌာ၊ ပဓာနာယ- ဘာဝနာကို အား
 ထုတ်ခြင်းဌာ၊ န နမတိ- မညွတ်တတ်၊ ယဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊
 အာတပ္ပာယ-ဌာ၊ အနုယောဂါယ-ဌာ၊ သာတစ္စာယ-ဌာ၊ ပဓာနာယ-ဌာ၊
 န နမတိ-တတ်၊ တဿ ဘိက္ခုနော-၏၊ အယံ-ဤ ဝတ္ထုကာမ၊ ကိလေသာ
 ကာမတို့၌ မကင်းသေးသော ရာဂရှိသည်၏ အဖြစ်သည်၊ ပဌမော-သော၊
 စေတသော-စိတ်ကို၊ ဝိနိပန္နော-ဖြစ်ခွင့်မပေးသည်၏ အစွမ်းအားဖြင့် နှောင်ဖွဲ့
 တတ်သောတရား မည်၏၊ အာရုသော-တို့၊ ပုန စ ပရံ-တစ်မျိုး တခြား ဝိနိပန္န
 တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ ဘိက္ခု-သည်၊ ကာယေ-
 မိမိ၏ ကရုဏောယ၌၊ အဝိတရာဂေါ-သည်၊ အဝိဂတစ္စန္ဒော-သည်၊ အဝိဂတ-
 မေမော-သည်၊ အဝိဂတပိပါသော- သည်၊ အဝိဂတပရိဋ္ဌာဟော- သည်၊
 အဝိဂတတဏှော-သည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ယော သော ဘိက္ခု-
 သည်၊ ကာယေ-၌၊ အဝိတရာဂေါ-သည်၊ အဝိဂတစ္စန္ဒော-သည်၊ အဝိဂတ-
 ပေမော-သည်၊ အဝိဂတပိပါသော-သည်၊ အဝိဂတပရိဋ္ဌာဟော-သည်၊ အဝိဂတ-
 တဏှော-သည်၊ ဟောတိ-၏၊ တဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-
 ဌာ၊ အနုယောဂါယ-ဌာ၊ သာတစ္စာယ-ဌာ၊ ပဓာနာယ-ဌာ၊ န နမတိ-တတ်၊
 ယဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ ဌာ၊ အနုယောဂါယ-ဌာ၊

သာတဇ္ဇာယ-ဌာ၊ ပဓာနာယ-ဌာ၊ န နမတိ-တတ်၊ တဿဘိက္ခုနော-၏၊
အယံ-ဤ မိမိ၏ ကရုဏာယဉ္ဇိ မကင်းသေးသော ဣဂရိသည်၏ အဖြစ်သည်၊
ဒုတိယော-သော၊ စေတသော-ကို၊ ဝိနိဗန္ဓော-မည်၏၊ အာဝုသော-တို့၊ ပုနစ-
ပရံ-အံ၊ ဘိက္ခု-သည်၊ ရူပေ-ဗဟိဒ္ဓဖြစ်သောရုပ်၌၊ အဝိတရာဂေါ-သည်၊
အဝိဂတစ္ဆန္ဒော-သည်၊ အဝိဂတပေမော-သည်၊ အဝိဂတပိပါသော-သည်၊
အဝိဂတ ပရိဋ္ဌာဟော-သည်၊ အဝိဂတ တဏှော-သည်၊ ဟောတိ-၏ ။ ပ ။
(ကာယေ အဝိတဗ္ဗော ဟူသော ဝါရ၌ကဲ့သို့ ဖော်၍ ယောဇနာရမည်။)
အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ယာဝဒတ္ထံ-အလို့တိုင်အောင်၊
ဝါ-အလို့တိုင်၊ ဥရောဝဒေဟကံ- ဝမ်းပြည့်အောင်၊ ဘုဉ္ဇိတော-စားပြီး၍၊
သေယျသုခံ-အိပ်ရာ ညောင်စောင်း၊ အင်းပျဉ်၌ဖြစ်သော ချမ်းသာကိုလည်း
ကောင်း၊ ပဿသုခံနဘောတို့၏ ချမ်းသာခြင်းကို လည်းကောင်း၊ မိစ္ဆသုခံ-
ငိုက်မျဉ်းခြင်း ချမ်းသာကိုလည်းကောင်း၊ အနုယုတ္တော-အဖန်ဖန် အားထုတ်
သည်၊ ဟုတော-၍၊ ဝိဟရတိ-၏ ။ ပ ။ အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-
သည်၊ အညတရံ- အမှတ် မထား တစ်ပါးပါးသော၊ ဒေဝနိကာယံ-နတ်
အပေါင်းကို၊ ဝါ-နတ်ပြည်ကို၊ ပဏိဓာယ-တဏှာ၏ အစွမ်းအားဖြင့် တောင့်
တ၍၊ ဗြဟ္မစရိယံ-မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော မြတ်သော
အကျင့်ကို၊ စရတိ-ကျင့်၏၊ ကိံ-သို့၊ ပဏိဓာယ-၍၊ ဗြဟ္မစရိယံ-ကို၊ စရတိ-
နည်း၊ အဟံ-သည်၊ ဣမိနာ သီလေနဝါ-ဤ သီလဖြင့် သော်လည်းကောင်း၊
ဣမိနာ ဝတေနဝါ-ဤဆောက်တည်အပ်သောအကျင့်ဖြင့်သော်လည်းကောင်း၊
ဣမိနာတပေနဝါ-ဤ အားထုတ်အပ်သော အကျင့်ဖြင့် သော်လည်းကောင်း၊
ဣမိနာ ဗြဟ္မစရိယေနဝါ-ဤ မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်း ဟူသော မြတ်
သောအကျင့်ဖြင့် သော်လည်းကောင်း၊ ဒေဝေါဝါ-ကြီးသော တန်ခိုး ရှိသော
နတ်သည်သော်လည်း၊ ဘဝိဿာမိ-ဖြစ်ရလို့၏၊ ဒေဝညတရောဝါ-မထင်ရှား
သော နတ်သည်သော်လည်း၊ ဝါ-မထင်ရှားသော နတ်တို့တွင် တစ်ပါး အပါ
အဝင်ဖြစ်သော နတ်သည်အော်လည်း၊ ဘဝိဿာမိ-လို့၏၊ ဣတိ-သို့၊ ပဏိဓာယ-
၍၊ ဗြဟ္မစရိယံ-ကို၊ စရတိ-၏၊ အာဝုသော-တို့၊ ယော သော ဘိက္ခု-သည်၊
အညတရံ-သော၊ ဒေဝနိကာယံ-ကို၊ ပဏိဓာယ-၍၊ ဗြဟ္မစရိယံ-ကို၊ စရတိ-
၏၊ ကိံ-သို့၊ ပဏိဓာယ-၍၊ စရတိ-နည်း၊ အဟံ-သည်၊ ဣမိနာ သီလေနဝါ-
ဖြင့်သော်လည်းကောင်း၊ ဣမိနာ ဝတေနဝါ-ဖြင့်သော်လည်းကောင်း၊ ဣမိနာ-
တပေနဝါ-ဖြင့်သော်လည်းကောင်း၊ ဣမိနာဗြဟ္မစရိယေနဝါ-ဖြင့်သော်လည်း
ကောင်း၊ ဒေဝေါဝါ-သည်သော်လည်း၊ ဘဝိဿာမိ-၏၊ ဒေဝညတရောဝါ-
သည်သော်လည်း၊ ဘဝိဿာမိ-၏၊ ဣတိ-သို့၊ ပဏိဓာယ-၍၊ ဗြဟ္မစရိယံ-ကို၊
စရတိ-၏၊ တဿဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-ဌာ၊ အနုယောဂါ-
ယ-ဌာ၊ သာတဇ္ဇာယ-ဌာ၊ ပဓာနာယ- ဌာ၊ န နမတိ- တတ်၊ ယဿဘိက္ခုနော-

၏၊ စိတ္တံ- သည်၊ အာတပ္ပာယ-ဌာ၊ အနုယောဂါယ-ဌာ၊ သာတစွာယ-ဌာ၊
 ပဓာနာယ-ဌာ၊ န နမတိ-တတ်၊ တဿဘိက္ခုနော-၏၊ အယံ-ဤ နတ်၏အဖြစ်
 ကို တောင့်တခြင်းတည်းဟူသော လောဘအထူးသည်၊ ပဉ္စမော-သော၊ စေတ-
 သော-ကို၊ ဝိနိဗန္ဓော-မည်၏၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၂၀)။

ဣန္ဒြိယာနိ-ဣန္ဒြေတို့သည်၊ စက္ခုန္ဒြိယံ-စက္ခုန္ဒြေလည်းကောင်း၊ ဝါ-စက္ခု
 ပသာဒသာလျှင်ဖြစ်သော ဣန္ဒြေ လည်းကောင်း၊ သောတိန္ဒြိယံ-သောတိန္ဒြေ
 လည်းကောင်း၊ ဝါ-သောတပသာဒ သာလျှင်ဖြစ်သော ဣန္ဒြေလည်းကောင်း၊
 သာနိန္ဒြိယံ-သာနိန္ဒြေလည်းကောင်း၊ ဝါ-သာနပသာဒသာလျှင်ဖြစ်သောဣန္ဒြေ
 လည်းကောင်း၊ ဇိဝိန္ဒြိယံ-ဇိဝိန္ဒြေလည်းကောင်း၊ ဝါ-ဇိဝှပသာဒသာလျှင်
 ဖြစ်သော ဣန္ဒြေလည်းကောင်း၊ ကာယိန္ဒြိယံ-ကာယိန္ဒြေလည်းကောင်း၊ ဝါ-
 ကာယပသာဒ သာလျှင်ဖြစ်သော ဣန္ဒြေလည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့
 သည်၊ ဟောန္တိ-ကုန်၏။ (၂၁)။

အပရာနိပိ-ကုန်သော၊ ဣန္ဒြိယာနိ-တို့သည်၊ သုခိန္ဒြိယံ-သုခိန္ဒြေလည်းကောင်း၊
 ဝါ-ကာယိကသုခသာလျှင်ဖြစ်သော ဣန္ဒြေလည်းကောင်း၊ ဒုက္ခိန္ဒြိယံ-ဒုက္ခိန္ဒြေ
 လည်းကောင်း၊ ဝါ-ကာယိက ဒုက္ခသာလျှင် ဖြစ်သော ဣန္ဒြေလည်းကောင်း၊
 ဆောမနဿိန္ဒြိယံ-သောမနဿိန္ဒြေ လည်းကောင်း၊ ဝါ-ကောင်းသော စိတ်၏
 ဖြစ်ကြောင်းဖြစ်ရာဖြစ်သော စေတသိကသုခ သာလျှင်ဖြစ်သော ဣန္ဒြေလည်း
 ကောင်း၊ ဒေါမနဿိန္ဒြိယံ-ဒေါမနဿိန္ဒြေလည်းကောင်း၊ ဝါ-မကောင်းသော
 စိတ်၏ ဖြစ်ကြောင်းဖြစ်ရာဖြစ်သော စေတသိကဒုက္ခသာလျှင်ဖြစ်သော ဣန္ဒြေ
 လည်းကောင်း၊ ဥပေက္ခိန္ဒြိယံ-ဥပေက္ခိန္ဒြေလည်းကောင်း၊ ဝါ-ဥပေက္ခာသာလျှင်
 ဖြစ်သော ဣန္ဒြေလည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၂၂)။

အပရာနိပိ- ကုန်သော၊ ဣန္ဒြိယာနိ - တို့သည်၊ သဒ္ဓိန္ဒြိယံ- သဒ္ဓိန္ဒြေလည်း
 ကောင်း၊ ဝါ-သဒ္ဓါသာလျှင် ဖြစ်သော ဣန္ဒြေ လည်းကောင်း၊ ဝီရိယိန္ဒြိယံ-
 ဝီရိယိန္ဒြေလည်းကောင်း၊ ဝါ-ဝီရိယသာလျှင်ဖြစ်သော ဣန္ဒြေလည်းကောင်း၊
 သတိန္ဒြိယံ-သတိန္ဒြေလည်းကောင်း၊ ဝါ-သတိသာလျှင်ဖြစ်သော ဣန္ဒြေလည်း
 ကောင်း၊ သမာဓိန္ဒြိယံ-သမာဓိန္ဒြေ လည်းကောင်း၊ ဝါ-သမာဓိ သာလျှင်ဖြစ်
 သော ဣန္ဒြေလည်းကောင်း၊ ပညိန္ဒြိယံ-ပညိန္ဒြေလည်းကောင်း၊ ဝါ-ပညာသာ
 လျှင်ဖြစ်သော ဣန္ဒြေလည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၂၃)။

၃၂၁။ နိဿရဏိယာ-ဆန့်ကျင်ဘက်ဖြစ်သောတရားမှ ထွက်မြောက်တတ်
 ကုန်သော၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သောတရား၏ ထွက်မြောက်ရာဖြစ်ကုန်သော၊
 ဓာတုယော-မိမိသဘောကို ဆောင်တတ်သော အတ္တမှကင်းဆိတ်သောဓမ္မခံတတ်
 မနေဘဲညာဏဓာတ်သဘောတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-
 ဌ်၊ ကာမေ-ဝတ္ထုကာမ ကိလေသာကာမတို့ကို၊ မနသိ-စိတ်၌၊ ကရောတော-
 ထားသော၊ (တစ်နည်း) မနသိကရောတော-နှလုံးသွင်းသော၊ ဘိက္ခုနော-၏၊
 စိတ္တံ-သည်၊ ကာမေယု-ဝတ္ထုကာမ ကိလေသာကာမတို့၌၊ န ပက္ခန္ဓတိ-မပြေးဝင်၊
 န ပသီဒတိ-မကြည်လင်နိုင်၊ န သန္တိဋ္ဌတိ-ကောင်းစွာမတည်တံ့နိုင်၊ န ဝိမုစ္စတိ-
 စုပ်စုပ်မြုပ်မြုပ်မစွန့်လွှတ်နိုင်၊ ဝါ-နှလုံးမသွင်းနိုင်၊ နေက္ခမ္မိ-ကာမမှထွက်
 မြောက်ကြောင်းဖြစ်သော အသုဘဟူသော အာရုံရှိသော ပဌမဈာန်ကို၊ မနသိ-
 ဌ်၊ ကရောတော-သော၊ အဿဘိက္ခုနော-၏၊ စိတ္တံ-သည်၊ နေက္ခမ္မေ-၌၊
 ပက္ခန္ဓတိ-၏၊ ပသီဒတိ-၏၊ သန္တိဋ္ဌတိ-၏၊ ဝိမုစ္စတိ-၏၊ တဿဘိက္ခုနော-
 အား၊ ဝါ-၏၊ ဝါ-သည်၊ တံ စိတ္တံ-ကို၊ ဝါ-သည်၊ သုဂတံ-မိမိအာရုံ၌
 ကောင်းစွာဖြစ်ပြီးသည်၊ သုဘာဝိတံ-ကောင်းစွာဖြစ်စေအပ်ပြီးသည်၊ ဝါ-
 ကောင်းစွာပွားစေအပ်ပြီးသည်၊ သုဝုဋ္ဌိတံ-ဝတ္ထုကာမ ကိလေသာကာမမှ
 ကောင်းစွာထပြီးသည်၊ သုဝိမုတ္တံ-ဝတ္ထုကာမ ကိလေသာကာမမှ ကောင်းစွာ
 လွတ်ပြီးသည်၊ ကာမေဟိ-ဝတ္ထုကာမ ကိလေသာကာမတို့၌၊ ဝိသံယုတ္တံ-
 မယှဉ်သည်၊ ဟောတိ-၏၊ ကာမပစ္စယာ-ဝတ္ထုကာမ ကိလေသာကာမဟူသော
 အကြောင်းကြောင့်၊ ယေစ အာသဝါ-အကြင်လေးပါးသောအာသဝေါတရား
 တို့သည် လည်းကောင်း၊ ယေစ ဝိသာတာ-အကြင် ပြင်းစွာနှိပ်စက်တတ်သော
 ဆင်းရဲတို့သည် လည်းကောင်း၊ ယေစ ပရိဋ္ဌာဟာ-အကြင် ကာမရာဂတည်း
 ဟူသောပူလောင်ခြင်းတို့သည်လည်းကောင်း၊ ဥပ္ပဇ္ဇန္တိ-ဖြစ်ကုန်၏၊ သောဘိက္ခု-
 သည်၊ တေဟိ အာသဝ ဝိသာတာ ပရိဋ္ဌာဟေဟိ-တို့လေးပါးသော အာသဝ
 တရား၊ ပြင်းစွာနှိပ်စက်တတ်သောဆင်းရဲ ကာမရာဂတည်းဟူသော ပူလောင်
 ခြင်းတို့မှ၊ မုတ္တော-လွတ်ပြီ၊ သော ဘိက္ခု-သည်၊ တံ ဝေဒနံ-ထိုကာမဝေဒနာ
 ဝိသာတာဝေဒနာ ပရိဋ္ဌာဟာဝေဒနာကို၊ န ဝေဒေတိ-မခံစား၊ ဣဒံ ပဌမဈာန်-
 ဤအသုဘဟူသောအာရုံရှိသော ပဌမဈာန်ကို၊ ကာမာနံ-ဝတ္ထုကာမ ကိလေသာ
 ကာမတို့၏၊ ဝါ-တို့သည်၊ နိဿရဏံ-ထွက်မြောက်ရာဟူ၍၊ အက္ခာဝံတံ-ဆိုအပ်၏။
 (၂၄-၁)။

☞ အာဝုသော-တို့၊ ပုနစပရံ-တစ်မျိုးတခြား နိဿရဏတစ်ပါးကိုလည်း ထင်
 ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ ဗျာပါဒံ-ဗျာပါဒကို၊ ဝါ-ဟိတသုခကိုဖျက်ဆီး
 တတ်သော ဒေါသကို၊ မနသိကရောတော-သော၊ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊
 ဗျာပါဒေ-၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသီဒတိ-နိုင်၊ န သန္တိဋ္ဌတိ-နိုင်၊ န ဝိမုစ္စတိ-နိုင်။

အဗျာပါဒံ-အဗျာပါဒကို၊ ဝါ ဟိတသုခကို ဖျက်ဆီးတတ်သော ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာဈာန်ကို၊ မနသိကရောတော-သော၊ အဿ-
 တိက္ခုနော-၏၊ စိတ္တံ-သည်၊ အဗျာပါဒေ-၌၊ ပက္ခန္ဓတိ-၏၊ ပသီဒတိ-၏၊
 သန္တိဋ္ဌတိ-၏၊ ဝိမုစ္စတိ-၏၊ တဿတိက္ခုနော-အား၊ ဝါ-၏၊ ဝါ-သည်၊
 တံ စိတ္တံ-ကို၊ ဝါ-သည်၊ သုဂတံ-သည်၊ သုဘာဝိတံ-သည်၊ သုဝုဋ္ဌိတံ-ဗျာပါဒ
 မှ ကောင်းစွာထပြီးသည်၊ သုဝိမုတ္တံ-ဗျာပါဒမှ ကောင်းစွာလွတ်ပြီးသည်၊ ဗျာပါ-
 ဒေန-နှင့်၊ ဝိသံယုတ္တံ-သည်၊ ဟောတိ-၏၊ ဗျာပါဒပစ္စယာ-ဟိတသုခကိုဖျက်ဆီး
 တတ်သော ဒေါသဟူသော အကြောင်းကြောင့်၊ ယေစ အာသဝါ-တို့သည်
 လည်းကောင်း၊ ယေစ ဝိသာတာ-တို့သည် လည်းကောင်း၊ ယေစ ပရိဋ္ဌာဟာ-
 တို့သည် လည်းကောင်း၊ ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သောဘိက္ခု-သည်၊ ဧတဟိအာသဝ
 ဝိသာတပရိဋ္ဌာဟေဟိ-တို့မှ၊ မုတ္တော-ပြီ၊ သောဘိက္ခု-သည်၊ တံဝေဒနံ-ထို
 ဗျာပါဒဝေဒနာ ဝိသာတဝေဒနာ ပရိဋ္ဌာဟဝေဒနာကို၊ န ဝေဒေတိ-စား၊
 ဣဒံ မေတ္တာဈာန်-ဤမေတ္တာဈာန်ကို၊ ဗျာပါဒဿ-၏၊ ဝါ-သည်၊ နိဿရဏံ-
 ဟူ၍၊ အက္ခာတံ-အပ်၏။ (၂၄-၂)။

အာဝုသော-တို့၊ ပုနစမရံ-အံ၊ ဝိဟေသံ-ဝိဟေသာကို၊ ဝါ-ပြင်းစွာဖျက်ဆီး
 တတ်သောဒေါသကို၊ မနသိ-၌၊ ကရောတော-သော၊ တိက္ခုနော-၏၊ စိတ္တံ-
 သည်၊ ဝိဟေသာယ-၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသီဒတိ-နှင့်၊ န သန္တိဋ္ဌတိ-နှင့်၊
 န ဝိမုစ္စတိ-နှင့်၊ အဝိဟေသံ-အဝိဟေသာကို၊ ဝါ-ပြင်းစွာဖျက်ဆီးတတ်သော
 ဒေါသ၏ဆန့်ကျင်ဘက်ဖြစ်သော ကရုဏာဈာန်ကို၊ မနသိကရောတော-သော၊
 အဿတိက္ခုနော-၏၊ စိတ္တံ-သည်၊ အဝိဟေသာယ-၌၊ ပက္ခန္ဓတိ-၏၊ ပသီဒတိ-
 ၏၊ သန္တိဋ္ဌတိ-၏၊ ဝိမုစ္စတိ-၏၊ တဿတိက္ခုနော-အား၊ ဝါ-၏၊ ဝါ-သည်၊
 တံ စိတ္တံ-ကို၊ ဝါ-သည်၊ သုဂတံ-သည်၊ သုဘာဝိတံ-သည်၊ သုဝုဋ္ဌိတံ-ဝိဟေ
 သာမှ ကောင်းစွာထပြီးသည်၊ သုဝိမုတ္တံ-ဝိဟေသာမှ ကောင်းစွာလွတ်ပြီးသည်၊
 ဝိဟေသာယ-နှင့်၊ ဝိသံယုတ္တံ-သည်၊ ဟောတိ-၏၊ ဝိဟေသပစ္စယာ-ပြင်းစွာ
 နှိမ်စက်တတ်သော ဒေါသဟူသော အကြောင်းကြောင့်၊ ယေစ အာသဝါ-
 တို့သည် လည်းကောင်း၊ ယေစ ဝိသာတာ-တို့သည် လည်းကောင်း၊ ယေစ
 ပရိဋ္ဌာဟာ-တို့သည် လည်းကောင်း၊ ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သောဘိက္ခု-သည်၊ ဧတဟိ
 အာသဝ ဝိသာတပရိဋ္ဌာဟေဟိ-တို့မှ၊ မုတ္တော-ပြီ၊ သောဘိက္ခု-သည်၊ တံ
 ဝေဒနံ-ထိုဝိဟေသာဝေဒနာ ဝိသာတဝေဒနာ ပရိဋ္ဌာဟဝေဒနာကို၊ န ဝေ-
 ဒေတိ-စား၊ ဣဒံ ကရုဏာဈာန်-ဤကရုဏာဈာန်ကို၊ ဝိဟေသာယ-၏၊ ဝါ-
 သည်၊ နိဿရဏံ-ဟူ၍၊ အက္ခာတံ-အပ်၏။ (၂၄-၃)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ရူပေ-ရုပ်တို့ကို၊ မနသိကရောတော-သော၊
 တိက္ခုနော-၏၊ စိတ္တံ-သည်၊ ရူပေယု-တို့၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသီဒတိ-နှင့်၊

န သန္တိဋ္ဌတိ-နိင်၊ န ဝိမုစ္စတိ-နိင်၊ အရူပိ-အရူပဇ္ဈာန်ကို၊ မနသိကဇရာတော-
 သော၊ အဿဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အရူပေ-၌၊ ပက္ခန္ဓတိ-၏၊
 ပသီဒတိ-၏၊ သန္တိဋ္ဌတိ-၏၊ ဝိမုစ္စတိ-၏၊ ကဿဘိက္ခုနော-အား၊ ဝါ-၏၊
 ဝါ-သည်၊ တံ စိတ္တံ-ကို၊ ဝါ-သည်၊ သုဂတံ-သည်၊ သုဘာဝိတံ-သည်၊
 သုဝုဋ္ဌိတံ-ရုပ်ဘို့မှတည်၊ သုဝိမုတ္တံ-ရုပ်ဘို့မှလွတ်သည်၊ ရူပေဟိ-တို့နှင့်၊ ဝိသံ-
 ယုတ္တံ-သည်၊ ဟောတိ-၏၊ ရူပပစ္စယာ-ရုပ်ဟူသော အကြောင်းကြောင့်၊ ယေ
 စ အာသဝါ-တို့သည် လည်းကောင်း၊ ယေစ ဝိသာဘာ-တို့သည် လည်းကောင်း၊
 ယေစ ပရိဋ္ဌာဟာ-တို့သည် လည်းကောင်း၊ ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သောဘိက္ခု-သည်၊
 တေဟိ အာသဝ ဝိသာတ ပရိဋ္ဌာဟေဟိ-တို့မှ၊ မုတ္တော-ပြီ၊ သောဘိက္ခု-သည်၊
 တံ ဝေဒနံ-ထိုရူပဒေဒနာ၊ ဝိသာတဝေဒနာ၊ ပရိဋ္ဌာဟဝေဒနာကို၊ န ဝေဒေတိ-
 စား၊ ဣဒံအရူပဇ္ဈာန်-ဤအရူပဇ္ဈာန်ကို၊ ရူပါနံ-တို့၏၊ ဝါ-တို့သည်၊ နိဿရဏံ-
 ဟူ၍၊ ဝုစ္စတိ-အပ်၏။ (၂၄-၄)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ သက္ကာယံ-သက္ကာယကို၊ ဝါ-ထင်ရှားရှိသော
 ငါးပါးသော ခန္ဓာ အပေါင်းကို၊ မနသိ ကဇရာတော-သော၊ ဘိက္ခုနော-၏၊
 စိတ္တံ-သည်၊ သက္ကာယေ-၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသီဒတိ-နိင်၊ န သန္တိဋ္ဌတိ-
 နိင်၊ န ဝိမုစ္စတိ-နိင်၊ သက္ကာယနိရောဓံ-သက္ကာယ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်ကို၊
 ဝါ-ထင်ရှားရှိသော ငါးပါးသော ခန္ဓာအပေါင်း၏ ကွယ်ပျောက် ချုပ်ငြိမ်း
 ရုပ်သိမ်းရာဖြစ်သော နိဗ္ဗာန်ကို၊ မနသိ ကဇရာတော-သော၊ အဿ ဘိက္ခုနော-
 ၏၊ စိတ္တံ-သည်၊ သက္ကာယနိရောဓေ-၌၊ ပက္ခန္ဓတိ-၏၊ ပသီဒတိ-၏၊ သန္တိဋ္ဌတိ-
 ၏၊ ဝိမုစ္စတိ-၏၊ ကဿ ဘိက္ခုနော-အား၊ ဝါ-၏၊ ဝါ-သည်၊ တံ စိတ္တံ-ကို၊
 ဝါ-သည်၊ သုဂတံ-သည်၊ သုဘာဝိတံ-သည်၊ သုဝုဋ္ဌိတံ-သက္ကာယမှ ကောင်းစွာ
 ထပြီသည်၊ သုဝိမုတ္တံ-သက္ကာယမှ ကောင်းစွာလွတ်ပြီးသည်၊ သက္ကာယေန-နှင့်၊
 ဝိသံယုတ္တံ-သည်၊ ဟောတိ-၏၊ သက္ကာယပစ္စယာ-သင်ရှားရှိသော ခန္ဓာငါးပါး
 အပေါင်း ဟူသော အကြောင်းကြောင့်၊ ယေ စ အာသဝါ- တို့သည် လည်း
 ကောင်း၊ ယေ စ ဝိသာဘာ-တို့သည် လည်းကောင်း၊ ယေ စ ပရိဋ္ဌာဟာ-တို့သည်
 လည်းကောင်း၊ ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သောဘိက္ခု-သည်၊ တေဟိ အာသဝဝိသာတ-
 ပရိဋ္ဌာဟေဟိ-တို့မှ၊ မုတ္တော-ပြီ၊ သောဘိက္ခု-သည်၊ တံ ဝေဒနံ-ထို သက္ကာယ
 ဝေဒနာ၊ ဝိသာတဝေဒနာ၊ ပရိဋ္ဌာဟဝေဒနာကို၊ န ဝေဒေတိ-စား၊ ဣဒံ အရဟတ္တ
 ဖလ သမာဓိစိတ္တံ-ဤ အရဟတ္တဖိုလ် သမာပတ်စိတ်ကို၊ သက္ကာယဿ-၏၊ ဝါ-
 သည်၊ နိဿရဏံ-ဟူ၍၊ အက္ခာတံ-အပ်၏၊ ဣတိ-သို့၊ ပဉ္စ-တို့သည်၊ ဟောန္တိ-
 ကုန်၏။ (၂၄-၅)။

၃၂၂။ ဝိမုတ္တာယတနာနိ-ဝိမုတ္တာယတနတို့သည်၊ ဝါ-ဝင်္ဂဆင်းရဲမှ လွတ်
 ခြင်း၏ အကြောင်း တို့သည်၊ အာဝုသော-တို့၊ ဣစ ဣမသ္မိ သာယနေ-၌၊

ဘိက္ခုနော-အား၊ သတ္တာ ဝါ-မြတ်စွာဘုရားသည်သော် လည်းကောင်း၊ အညတရော-အမှတ်မထား တစ်ပါးပါးသော၊ ဂရုဋ္ဌာနိယော-အလေးပြုအပ်သော အရာ၌တည်သော၊ ဝါ-အလေးပြုခြင်း၏ တည်ရာအကြောင်းရှိသော၊ သဗြဟ္မစာရီ ဝါ- သီတင်းသုံးဖော်သည်သော် လည်းကောင်း၊ ဓမ္မ-ပရိယတ္တိ တရားကို၊ ဒေသေတိ-ဟော၏၊ အာဝုသော-တို့၊ ယထာ ယထာ-အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်၊ ဘိက္ခုနော-အား၊ သတ္တာ ဝါ-သည်သော် လည်းကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မစာရီ ဝါ-သည်သော် လည်းကောင်း၊ ဓမ္မ-ကို၊ ဒေသေတိ-၏၊ တထာ တထာ-ထိုထိုသို့သော အခြင်းအရာအားဖြင့်၊ သော ဘိက္ခု-သည်၊ တသ္မိံ ဓမ္မေ ထို မြတ်စွာဘုရား၊ သီတင်းသုံးဖော်သည် ဟောအပ်သော ပရိယတ္တိတရား၌၊ အတ္ထပဋိသံဝေဒီ စ-အနက်ကို အသီးအသီး ကောင်းစွာ သိခြင်း အလေ့ရှိသည် လည်းကောင်း၊ ဓမ္မပဋိသံဝေဒီ စ-ပါဠိကို အသီးအသီး ကောင်းစွာသိခြင်း အလေ့ ရှိသည် လည်းကောင်း၊ အတ္ထပဋိသံဝေဒီနော-သော၊ ဓမ္မပဋိသံဝေဒီနော-သော၊ တဿ ဘိက္ခုနော-အား၊ ပါမောဇ္ဇံ- ဝမ်းမြောက်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ဖြစ်သော နှုသောပီတိသည်၊ ဇာယတိ-ဖြစ်၏၊ ပမုဒိတဿ- အပြားအားဖြင့် ဝမ်းမြောက်သော၊ တဿ ဘိက္ခုနော-အား၊ ပီတိ-အားကြီးသော ပီတိသည်၊ ဇာယတိ-၏၊ ပီတိမနဿ-ပီတိနှင့်ယှဉ်သော စိတ်ရှိသော၊ တဿ ဘိက္ခုနော-၏၊ ကာယော-နာမကာယသည်၊ ပဿမ္ဘတိ-ကိလေသာ တည်းဟူသော အပူဘေးမှ ငြိမ်းအေး၏၊ ပဿဒ္ဓကာယော-ကိလေသာတည်းဟူသော အပူဘေးမှ ငြိမ်းအေးသော နာမကာယရှိသော၊ သောဘိက္ခု-သည်၊ သုခံ-သုခဝေဒနာကို၊ ဝေဒေတိ-ခံစားရ၏၊ ဝါ-ရ၏၊ သုခိနော-သုခဝေဒနာရှိသော၊ တဿ ဘိက္ခုနော-၏၊ စိတ္တံ-အရဟတ္တဖိုလ်စိတ်ကို၊ သမာဓိယတိ-အရဟတ္တဖိုလ်သမာဓိဖြင့် ကောင်းစွာ အာရုံ၌ ထားအပ်၏၊ ဣဒံ-ဤ မြတ်စွာဘုရား၊ သီတင်းသုံးဖော်၏ တရား ဟောခြင်းသည်၊ ပဌမံ-သည်၊ ဝိမုတ္တာယတနံ-ဝိမုတ္တာယတနပေတည်း။



အာဝုသော-တို့၊ ပုန စပရံ-တစ်မျိုးတခြား ဝိမုတ္တာယတန တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ ဘိက္ခုနော-အား၊ သတ္တာ ဝါ-သည်သော် လည်းကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မစာရီ ဝါ-သည်သော် လည်းကောင်း၊ ဓမ္မ-ကို၊ န ဟေဝ ခေါ ဒေသေတိ-ဟောတော်မူသည်ကား မဟုတ်သည်သာ၊ အပိ စ ခေါ-အဟုတ်အမှန်ကား၊ ယထာသုတံ-အကြင်အကြင် နာအပ်ပြီးသော၊ ယထာ ပရိယတ္တိ-အကြင်အကြင် သင်ယူအပ်ပြီးသော၊ ဓမ္မ-ပရိယတ္တိတရားကို၊ ဝိတ္တာရေန-အကျယ်အားဖြင့်၊ ပရေသံ-တစ်ပါးသော ပုဂ္ဂိုလ်တို့အား၊ ဒေသေတိ-ဟော၏၊ အာဝုသော-တို့၊ ယထာ ယထာ-အားဖြင့်၊ ယထာသုတံ-သော၊ ယထာပရိယတ္တိ-သော၊ ဓမ္မ-ကို၊ ဝိတ္တာ-

ရေန-အားဖြင့်၊ ပရေသံ-တို့အား၊ ဒေသေတိ-၏၊ တထာ တထာ-အားဖြင့်၊
 သော ဘိက္ခု-သည်၊ တသ္မိံ ဓမ္မေ-ထို အကျယ်အားဖြင့် ဟောအပ်သော တရား
 ဌ၊ အတ္ထပဋိသံဝေဒီ စ-သည် လည်းကောင်း၊ ဓမ္မပဋိသံဝေဒီ စ-သည် လည်း
 ကောင်း၊ ဟောတိ-၏၊ အတ္ထ ပဋိသံဝေဒီနော-သော၊ ဓမ္မပဋိသံဝေဒီနော-
 သော၊ တဿ ဘိက္ခုနော-အား၊ ပါမောဇ္ဇံ-သည်၊ ဇာယတိ-၏၊ ပမုဒိတဿ-
 သော၊ တဿ ဘိက္ခုနော-အား၊ ပီတိ-သည်၊ ဇာယတိ-၏၊ ပီတိမနဿ-သော၊
 တဿ ဘိက္ခုနော-၏၊ ကာယော-သည်၊ ပဿမ္ဘတိ-၏၊ ပဿဒ္ဒ ကာယော-
 သော၊ သော ဘိက္ခု-သည်၊ သုခံ-ကို၊ ဝေဒေတိ-၏၊ သုခိနော-သော၊ တဿ
 ဘိက္ခုနော-၏၊ စိတ္တံ-ကို၊ သမာဓိယတိ-အပ်၏၊ ဣဒံ-ဤ ပရိယတ္တိ တရားကို
 အကျယ်အားဖြင့် တစ်ပါးသောပုဂ္ဂိုလ်တို့အား ဟောခြင်းသည်၊ ဒုတိယံ-သော၊
 ဝိမုတ္တာယတနံ-ပေတည်း။ အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အား၊
 သတ္ထာဝါ-သည်သော်လည်းကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-
 သော၊ သဗြဟ္မစာရီဝါ-သည်သော် လည်းကောင်း၊ ဓမ္မံ ကို၊ နဟေဝခေါ-
 ဒေသေတိ-ဟောသည်လည်းမဟုတ်သည်သာ၊ ယထာသုတံ-သော၊ ယထာပရိ-
 ယတ္တံ-သော၊ ဓမ္မံ-ကို၊ ဝိတ္ထာရေန-အားဖြင့်၊ ပရေသံ-တို့အား၊ နာပိဒေသေတိ-
 ဟောသည်လည်းမဟုတ်၊ အပိစခေါ-ကား၊ ယထာသုတံ-သော၊ ယထာပရိ-
 ယတ္တံ-သော၊ ဓမ္မံ-ကို၊ ဝိတ္ထာရေန-အားဖြင့်၊ သဇ္ဈာယံ-သရဇ္ဈာယံအပ်သည်
 ကို၊ ကရောတိ-ပြု၏၊ အာဝုသော-တို့၊ ယထာယထာ-အားဖြင့်၊ ယထာသုတံ-
 သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မံ-ကို၊ ဝိတ္ထာရေန-အားဖြင့်၊ သဇ္ဈာယံ-ကို၊
 ကရောတိ-၏၊ တထာ တထာ-အားဖြင့်၊ တသ္မိံ ဓမ္မေ- ထို အကျယ်အားဖြင့်
 သရဇ္ဈာယံအပ်သောတရား၌၊ အတ္ထပဋိသံဝေဒီစ-သည်လည်းကောင်း၊ ဓမ္မပဋိ-
 သံဝေဒီစ- သည်လည်းကောင်း၊ ဟောတိ-၏၊ အတ္ထပဋိသံဝေဒီနော-သော၊
 ဓမ္မပဋိသံဝေဒီနော-သော၊ တဿဘိက္ခုနော-အား၊ ပါမောဇ္ဇံ-သည်၊ ဇာယတိ-
 ၏၊ ပမုဒိတဿ-သော၊ တဿဘိက္ခုနော-အား၊ ပီတိ-သည်၊ ဇာယတိ-၏၊
 ပီတိမနဿ-သော၊ တဿဘိက္ခုနော-၏၊ ကာယော-သည်၊ ပဿမ္ဘတိ-၏၊
 ပဿဒ္ဒကာယော-သော၊ သောဘိက္ခု-သည်၊ သုခံ-ကို၊ ဝေဒေတိ-၏၊ သုခိနော-
 သော၊ တဿဘိက္ခုနော-၏၊ စိတ္တံ-ကို၊ သမာဓိယတိ-အပ်၏၊ ဣဒံ-ဤပရိယတ္တိ
 တရားကို အကျယ်အားဖြင့် သရဇ္ဈာယံခြင်းသည်၊ တတိယံ-သော၊ ဝိမုတ္တာ-
 ယတနံ-ပေတည်း။ အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အား၊ သတ္ထာဝါ-
 သည်သော်လည်းကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မ-
 စာရီဝါ-သည်သော်လည်းကောင်း၊ ဓမ္မံ-ကို၊ နဟေဝခေါဒေသေတိ-ဟုတ်သည်
 သာ၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မံ-ကို၊ ဝိတ္ထာရေန-အား
 ဖြင့်၊ ပရေသံ-တို့အား၊ နာပိဒေသေတိ-မဟုတ်၊ ယထာသုတံ-သော၊ ယထာ-
 ပရိယတ္တံ-သော၊ ဓမ္မံ-ကို၊ ဝိတ္ထာရေန-အားဖြင့်၊ သဇ္ဈာယံ-ကို၊ နာပိကရောတိ-

မဟုတ်၊ အပိစခေါ-ကာ၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မ-
 ကို၊ စေတသာ-စိတ်ဖြင့်၊ အနုဝိတက္ကေတိ-အဖန်ဖန်ကြံ၏၊ အနုဝိစာရေတိ-
 အဖန်ဖန်စုံစမ်း၏၊ မနုဿ-စိတ်ဖြင့်၊ အနုပေက္ခတိ-အဖန်ဖန်ရှု၏၊ အာရုသော-
 တို့၊ ယထာယထာ-အားဖြင့်၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊
 ဓမ္မ-ကို၊ စေတသာ-ဖြင့်၊ အနုဝိတက္ကေတိ-၏၊ အနုဝိစာရေတိ-၏၊ မနုဿ-
 ဖြင့်၊ အနုပေက္ခတိ-၏၊ တထာတထာ-အားဖြင့်၊ သောဘိက္ခု-သည်၊ တသ္မိ
 ဓမ္မေ-ထို အဖန်ဖန်ကြံအပ်သော ပရိယတ္တိတရား၌၊ အတ္ထပဋိသံဝေဒိစ-သည်
 လည်းကောင်း၊ ဓမ္မပဋိသံဝေဒိစ-သည်လည်းကောင်း၊ ဟောတိ-၏၊ အတ္ထပဋိ-
 သံဝေဒိနော-သော၊ ဓမ္မပဋိသံဝေဒိနော- သော၊ တဿ ဘိက္ခုနော-အား၊
 ပါမောဇ္ဇံ-သည်၊ ဇာယတိ-၏၊ ပမုဒိတဿ-သော၊ တဿ ဘိက္ခုနော-အား၊
 ပီတိ-သည်၊ ဇာယတိ-၏၊ ပီတိမနုဿ-သော၊ တဿဘိက္ခုနော-၏၊ ကာယော-
 သည်၊ ပဿမ္ဘတိ-၏၊ ပဿဒ္ဓကာယော-သော၊ သောဘိက္ခု-သည်၊ သုခံ-ကို၊
 ဝေဒေတိ-၏၊ သုခိနော-သော၊ တဿဘိက္ခုနော-၏၊ စိတ္တံ-ကို၊ သမာဓိယတိ-
 အပ်၏၊ ဣဒံ-ဤပရိယတ္တိတရားကို အဖန်ဖန်ကြံဆခြင်းသည်၊ စတုတ္ထံ-သော၊
 ဝိမုတ္တာယတနံ-ပေတည်း။

အာရုသော-တို့၊ ပုနစပရံ- အံ၊ ဘိက္ခုနော-အား၊ သတ္တာဝါ-သည်သော်
 လည်းကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မစာရိဝါ-
 သည်သော်လည်းကောင်း၊ ဓမ္မ-ကို၊ န ဟေဝ ခေါဒေသေတိ-မဟုတ်သည်သာ၊
 ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မ-ကို၊ ဝိတ္တာရေန-အားဖြင့်၊
 ပရေသံ-တို့အား၊ နာပိဒေသေတိ-မဟုတ်၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-
 သော၊ ဓမ္မ-ကို၊ ဝိတ္တာရေန-အားဖြင့်၊ သဇ္ဈာယံ- ကို၊ နာပိကရေတိ-မဟုတ်၊
 ယထာသုတံ- သော၊ ယထာပရိယတ္တံ- သော၊ ဓမ္မ- ကို၊ စေတသာ - ဖြင့်၊ နာပိ-
 အနုဝိတက္ကေတိ- အဖန်ဖန်ကြံဆသည်လည်းမဟုတ်၊ နာပိအနုဝိစာရေတိ-အဖန်
 ဖန် စုံစမ်းသည်လည်း မဟုတ်၊ မနုဿ-ဖြင့်၊ နာပိ အနုပေက္ခတိ - အဖန်ဖန်
 ရှုသည်လည်းမဟုတ်၊ အပိစ ခေါ-ကာ၊ အဿဘိက္ခုနော- သည်၊ အညတရံ-
 သော၊ သမာဓိနိမိတ္တံ- သမာဓိနိမိတ်သည်၊ ဝါ- ကို၊ ဝါ-နောက်နောက်သော
 သမာဓိ၏ အကြောင်း ဖြစ်သော ရှေးရှေး၌ ဖြစ်သော သမာဓိကို၊ သုဂ္ဂဟိတံ-
 ကောင်းစွာသင်ယူအပ်ပြီးသည်၊ သုမနသိကတံ-ကောင်းစွာစိတ်၌ ထားအပ်ပြီး
 သည်၊ ဝါ-ကောင်းစွာနှလုံးသွင်းအပ်ပြီးသည်၊ သုပဓာရိတံ-ကောင်းစွာစုံစမ်း
 ဆင်ခြင်အပ်ပြီးသည်၊ ပညာယ-ပညာဖြင့်၊ သုပ္ပဋိဝိဒ္ဓံ- ကောင်းစွာ ထိုးထွင်း၍
 သိအပ်ပြီးသည်၊ ဟောတိ-၏၊ အာရုသော- တို့၊ ယထာယထာ - အားဖြင့်၊
 ဘိက္ခုနော- သည်၊ အညတရံ- သော၊ သမာဓိနိမိတ္တံ-သည်၊ ဝါ-ကို၊ သုဂ္ဂဟိတံ-
 သည်၊ သုမနသိကတံ- သည်၊ သုပဓာရိတံ-သည်၊ ပညာယ- ဖြင့်၊ သုပ္ပဋိဝိဒ္ဓံ-

သည်။ ဟောတိ-၏။ တထာတထာ-အားဖြင့်။ သောဘိက္ခု-သည်။ တသ္မိံ ဓမ္မေ-
 တိံ ကမ္မဋ္ဌာန်းပါဠိ တရား၌။ အတ္ထပဋိသံဝေဒိစ သည် လည်းကောင်း၊ ဓမ္မပဋိ-
 သံဝေဒိစ-သည် လည်းကောင်း။ ဟောတိ-၏။ အတ္ထပဋိသံဝေဒိနော-သော။
 ဓမ္မပဋိသံဝေဒိနော- သော။ တထာဘိက္ခုနော- အားပါမောဇံ-သည်။ ဇေယတိ-
 ၏။ ပမုဒိတဿ- သော။ ပီတိမနဿ- သော။ တထာဘိက္ခုနော-၏။ ကာယော-
 သည်။ ဝဿမ္ဘတိ-၏။ ဖဿဒ္ဓကာယော- သော။ သောဘိက္ခု-သည်။ သုခံ-ကို။
 ဝေဒေတိ-၏။ သုခိနော- သော။ တထာဘိက္ခုနော- ၏။ စိတ္တံ-ကို။ သမာဓိယတိ-
 အပ်၏။ ဣဒံ- ဤ ကောင်းစွာသင်ယူအပ်သော သမာဓိနိဗ္ဗိတံသည်။ ပဉ္စမံ-သော။
 ဝိမုတ္တာယတနံ-ပေတည်း။ ဣတိ-သို့။ ပဉ္စ-တို့သည်။ ဟောန္တိ-ကုန်၏။ (၂၅)။

ဝိမုတ္တိပရိပါစနိယာ-ကိလေသာတို့မှ လွတ်ပြီးသော အရဟတ္တဖိုလ်ကို ရင့်
 ကျက်စေတတ်ကုန်သော။ သညာ-သညာတို့သည်။ အနိစ္စသညာ- အနိစ္စသညာ
 လည်းကောင်း။ ဝါ-အနိစ္စဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်
 သော သညာလည်းကောင်း။ ဝါ- မမြဲဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာ
 ဉာဏ်၌ဖြစ်သော သညာလည်းကောင်း။ အနိစ္စ-မမြဲသော ဝါးပါးသောခန္ဓာ
 အပေါင်း၌။ ဒုက္ခသညာ-ဒုက္ခသညာ လည်းကောင်း။ ဝါ-ဒုက္ခ ဟူ၍ အဖန်ဖန်
 ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာလည်းကောင်း။ ဝါ-ဆင်းရဲ၏
 ဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာလည်းကောင်း။
 ဒုက္ခ-ဆင်းရဲသော ဝါးပါးသော ခန္ဓာအပေါင်း၌။ အနတ္တသညာ-အနတ္တဟူ၍
 ဖြစ်သော သညာလည်းကောင်း။ ဝါ-အတ္တမဟုတ်ဟူ၍ အဖန်ဖန် ရှုတတ်သော
 အနုပဿနာဉာဏ်၌ ဖြစ်သော သညာလည်းကောင်း။ ပဟာနသညာ- ပဟာန
 သညာ လည်းကောင်း။ ဝါ-ပယ်ခြင်း၌ အဖန်ဖန် ရှုတတ်သော အနုပဿနာ
 ဉာဏ်၌ ဖြစ်သော သညာ လည်းကောင်း။ ဝိရာဂသညာ-ဝိရာဂ သညာ လည်း
 ကောင်း။ ဝါ-စက်ဆုပ်ခြင်း အခြင်းအရာ၏ အစွမ်းအားဖြင့် အဖန်ဖန်ရှုတတ်
 သော အနုပဿနာဉာဏ်၌ဖြစ်သော သညာလည်းကောင်း။ ဣတိ-သို့။ ပဉ္စ- တို့
 သည်။ ဟောန္တိ-ကုန်၏။ (၂၆)။

အာဝုဿာ-တို့။ ယတ္ထ ယေသု ဓမ္မေသု-တို့၌။ ယထာ-အားဖြင့်။ သင်္ဂါယ-
 မာနာနံ-ကုန်သော။ အဝိဝဒမာနာနံ-ကုန်သော။ တုမ္ဘာကံ-တို့၏။ ဣဒံ ဗြဟ္မ-
 စံရိယံ-သည်။ အဒ္ဓနိယံ- သည်။ စိရဋ္ဌတိကံ-သည်။ အဿ-ရာ၏။ တထာ-အား
 ဖြင့်။ သဗ္ဗေဟေဝ-ကုန်သော။ တုမ္ပေဟိ-တို့သည်။ သင်္ဂါယိတဗ္ဗံ- ရာ၏။ နဝိဝဒိ-
 တဗ္ဗံ-ရာ။ တံသင်္ဂါယနအဝိဝဒနံ- သည်။ ဗဟုဇနဟိတာယ-ငှာလည်းကောင်း။
 ဗဟုဇန သုခါယ - ငှာလည်းကောင်း။ လောကနုကမ္ပာယ-ငှာလည်းကောင်း။
 ဒေဝမနုဿာနံ- တို့၏။ အတ္ထာယ- ငှာလည်းကောင်း။ ဟိတာယ - ငှာလည်း

ကောင်း၊ သုခါယ- ငှာလည်းကောင်း၊ အဿ-ရာဇ်၊ ဇာနတာ-သော၊ ပဿတာ-
သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေန ဘဂဝတာ-သည်၊
သမ္မာ-စွာ၊ အက္ခာတာ-ကုန်သော၊ ပဉ္စ- ကုန်သော၊ တေ ဓမ္မာ-တို့သည်၊ ဣမေ-
ခေါ-တို့ပင်တည်း။

ဆက္က

၃၂၃။ အာဂုသော-တို့၊ အသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊
ယထာ- အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊
တုမ္ဘာကံ- တို့၏၊ ဣဒံဗြဟ္မစရိယံ- သည်၊ အဒ္ဓနိယံ- သည်၊ စိရုဠိတိကံ- သည်၊
အဿ- ရာဇ်၊ တထာ- အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမ္ဘေဟိ- တို့သည်၊
သင်္ဂါယိတဗ္ဗံ- ရာဇ်၊ န ဝိဝဒိတဗ္ဗံ- ရာ၊ တံ သင်္ဂါယနအဝိဝဒနံ- သည်၊ (တစ်
နည်း) တံ ဗြဟ္မစရိယံ- သည်၊ ဗဟုဇနဟိတာယ- ငှာလည်းကောင်း၊ ဗဟုဇန-
သုခါယ-ငှာလည်းကောင်း၊ လောကနုကမ္ပာယ-ငှာလည်းကောင်း၊ ဒေဝ-
မနုဿာနံ-တို့၏၊ အတ္ထာယ-ငှာလည်းကောင်း၊ ဟိတာယ-ငှာလည်းကောင်း၊
သုခါယ-ငှာလည်းကောင်း၊ အဿ-ရာဇ်၊ ဇာနတာ-သော၊ ပဿတာ-သော၊
အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေန ဘဂဝတာ-သည်၊ သမ္မာ-
စွာ၊ အက္ခာတာ-ကုန်သော၊ အ-ကုန်သော၊ တေ ဓမ္မာ-တို့သည်၊ အတ္ထိ ခေါ-
ကုန်သည်သာ၊ အ-ကုန်သော၊ တေ ဓမ္မာ-တို့သည်၊ ကတမေ-တို့နည်း။

☞ အဇ္ဈတ္တိကာနိ-မိမိကို စွဲ၍ဖြစ်သော အဇ္ဈတ္တဇ္ဈတ္တတရားတို့၌ ဖြစ်ကုန်သော၊
အာယတနာနိ-အာယတနတို့သည်၊ စက္ခာယတနံ-စက္ခာယတန လည်းကောင်း၊
ဝါ-စက္ခုပသာဒသာလျှင်ဖြစ်သော အာယတနလည်းကောင်း၊ သောတာယတနံ-
သောတာယတနလည်းကောင်း၊ ဝါ-သောတပသာဒသာလျှင်ဖြစ်သော အာယ-
တနလည်းကောင်း၊ ဃာနာယတနံ-ဃာနာယတနလည်းကောင်း၊ ဝါ-သာန
ပသာဒသာလျှင်ဖြစ်သော အာယတနလည်းကောင်း၊ ဇိဋ္ဌာယတနံ-ဇိဋ္ဌာယတန
လည်းကောင်း၊ ဝါ-ဇိဋ္ဌာပသာဒသာလျှင်ဖြစ်သော အာယတနလည်းကောင်း၊
ကာယာယတနံ-ကာယာယတနလည်းကောင်း၊ ဝါ-ကာယပသာဒသာလျှင်ဖြစ်
သော အာယတနလည်းကောင်း၊ မနာယတနံ-မနာယတနလည်းကောင်း၊ ဝါ-
စိတ်သာလျှင်ဖြစ်သော အာယတန လည်းကောင်း၊ ဣတိ-သို့၊ အ-တို့သည်၊
ဟောန္တိ-ကုန်၏။ (၁)။

ဗဟိရာနိ-အဇ္ဈတ္တဇ္ဈတ္တမှ အပဖြစ်ကုန်သော၊ အာယတနာနိ-တို့သည်၊ ရူပါ-
ယတနံ-ရူပါယတနလည်းကောင်း၊ ဝါ-ရူပါရုံသာလျှင်ဖြစ်သော အာယတန
လည်းကောင်း၊ သဒ္ဓါယတနံ- သဒ္ဓါယတန လည်းကောင်း၊ ဝါ- သဒ္ဓါရုံသာ
လျှင်ဖြစ်သော အာယတန လည်းကောင်း၊ ဂန္ဓာယတနံ- ဂန္ဓာယတနလည်း

ကောင်း၊ ဝါ-ဂန္ဓာရုံသာလျှင်ဖြစ်သော အာယတနလည်းကောင်း၊ ရသာယတန-
 ရသာယတနလည်းကောင်း၊ ဝါ-ရသာရုံသာလျှင် ဖြစ်သော အာယတနလည်း
 ကောင်း၊ ဖောဋ္ဌဗ္ဗာယတန-ဖောဋ္ဌဗ္ဗာယတန လည်းကောင်း၊ ဝါ- ဖောဋ္ဌဗ္ဗာရုံ
 သာလျှင်ဖြစ်သော အာယတနလည်းကောင်း၊ ဓမ္မာယတန-ဓမ္မာယတနလည်း
 ကောင်း၊ ဝါ-ဓမ္မာရုံသာလျှင်ဖြစ်သော အာယတနလည်းကောင်း၊ ဣတိ-သို့၊
 ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂)။

ဝိညာဏကာယာ-ဝိညာဏ် အပေါင်းတို့သည်၊ စက္ခုဝိညာဏ်-စက္ခုဝိညာဏ်
 လည်းကောင်း၊ ဝါ-စုက္ခုပသာဒကိုမှီသော ကုသလဝိပင်္ဂါ၊ အကုသလဝိပင်္ဂါ
 ဝိညာဏ်လည်းကောင်း၊ သောတဝိညာဏ်-သောတဝိညာဏ်လည်းကောင်း၊ ဝါ-
 သေဒတ ပသာဒကို မှီသော ကုသလဝိပင်္ဂါ၊ အကုသလဝိပင်္ဂါ ဝိညာဏ်လည်း
 ကောင်း၊ ဃာနဝိညာဏ်-ဃာနဝိညာဏ် လည်းကောင်း၊ ဝါ-ဃာနပသာဒကို
 မှီသော ကုသလဝိပင်္ဂါ၊ အကုသလဝိပင်္ဂါ ဝိညာဏ်လည်းကောင်း၊ ဇိဝှာဝိညာ
 ဏ်-ဇိဝှာဝိညာဏ်လည်းကောင်း၊ ဝါ-ဇိဝှာပသာဒကို မှီသော ကုသလဝိပင်္ဂါ၊
 အကုသလဝိပင်္ဂါ ဝိညာဏ်လည်းကောင်း၊ ကာယ ဝိညာဏ်-ကာယဝိညာဏ်
 လည်းကောင်း၊ ဝါ-ကာယပသာဒကိုမှီသော ကုသလဝိပင်္ဂါ၊ အကုသလဝိပင်္ဂါ
 ဝိညာဏ်လည်းကောင်း၊ မနောဝိညာဏ်-မနောဝိညာဏ်လည်းကောင်း၊ ဝါ-စိတ်
 သာလျှင်ဖြစ်သော ဝိညာဏ်လည်းကောင်း၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-
 ကုန်၏။ (၃)။

ဇယကာယာ-ဇယအပေါင်းတို့သည်၊ စက္ခုသမ္ပယော-စက္ခုသမ္ပယ လည်း
 ကောင်း၊ ဝါ-စုက္ခုပသာဒကိုမှီသော သမ္ပယလည်းကောင်း၊ သောတသမ္ပယော-
 သောတသမ္ပယ လည်းကောင်း၊ ဝါ-သောတပသာဒကိုမှီသော သမ္ပယ လည်း
 ကောင်း၊ ဃာနသမ္ပယော-ဃာနသမ္ပယ လည်းကောင်း၊ ဝါ-ဃာနပသာဒကို
 မှီသော သမ္ပယ လည်းကောင်း၊ ဇိဝှာသမ္ပယော-ဇိဝှာသမ္ပယ လည်းကောင်း၊
 ဝါ-ဇိဝှာပသာဒကိုမှီသော သမ္ပယ လည်းကောင်း၊ ကာယသမ္ပယော-ကာယ
 သမ္ပယ လည်းကောင်း၊ ဝါ-ကာယပသာဒကိုမှီသော သမ္ပယ လည်းကောင်း၊
 မနောသမ္ပယော-မနောသမ္ပယ လည်းကောင်း၊ ဝါ-စိတ်နှင့်ယှဉ်သော သမ္ပယ
 လည်းကောင်း၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄)။

ဝေဒနာကာယာ-ဝေဒနာအပေါင်းတို့သည်၊ စက္ခုသမ္ပယော-စက္ခုသမ္ပယ
 ကြောင့်ဖြစ်သော၊ ဝေဒနာ-ဝေဒနာ လည်းကောင်း၊ သောတသမ္ပယော-
 သော၊ ဝေဒနာ-လည်းကောင်း၊ ဃာနသမ္ပယော-သော၊ ဝေဒနာ-လည်း
 ကောင်း၊ ဇိဝှာသမ္ပယော-သော၊ ဝေဒနာ-လည်းကောင်း၊ ကာယသမ္ပယော-

ထော၊ ဝေဒနာ-လည်းကောင်း၊ မနောသမ္ပယထာ-မနောသမ္ပယကြောင့် ဖြစ်သော၊ ဝေဒနာ-လည်းကောင်း၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ- ကုန်၏။ (၅)။

သညာကာယာ - သညာအပေါင်းတို့သည်၊ ရူပသညာ-ရူပသညာ လည်းကောင်း၊ ဝါ-ရူပါရုံဟူသော အာရုံရှိသောသညာ လည်းကောင်း၊ သဒ္ဓသညာ- သဒ္ဓသညာ လည်းကောင်း၊ ဝါ-သဒ္ဓါရုံဟူသော အာရုံရှိသောသညာ လည်းကောင်း၊ ဂန္ဓသညာ-ဂန္ဓသညာ လည်းကောင်း၊ ဝါ- ဂန္ဓာရုံဟူသော အာရုံ ရှိသော သညာ လည်းကောင်း၊ ရသသညာ-ရသသညာ လည်းကောင်း၊ ဝါ- ရသာရုံဟူသော အာရုံရှိသော သညာ လည်းကောင်း၊ ဖောဋ္ဌဗ္ဗသညာ-ဖောဋ္ဌဗ္ဗ သညာ လည်းကောင်း၊ ဝါ-ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံရှိသော သညာ လည်းကောင်း၊ ဝါ-ဓမ္မာရုံဟူသော အာရုံ ရှိသော သညာ လည်းကောင်း၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၆)။

သဇ္ဇေတနာကာယာ - သဇ္ဇေတနာအပေါင်းတို့သည်၊ ရူပသဇ္ဇေတနာ-ရူပ သဇ္ဇေတနာ လည်းကောင်း၊ ဝါ-ရူပါရုံဟူသော အာရုံရှိသော သဇ္ဇေတနာ လည်းကောင်း၊ သဒ္ဓသဇ္ဇေတနာ-သဒ္ဓသဇ္ဇေတနာ လည်းကောင်း၊ ဝါ-သဒ္ဓါရုံ ဟူသော အာရုံရှိသော သဇ္ဇေတနာ လည်းကောင်း၊ ဂန္ဓသဇ္ဇေတနာ-ဂန္ဓသဇ္ဇေ- တနာ လည်းကောင်း၊ ဝါ-ဂန္ဓာရုံဟူသော အာရုံရှိသော သဇ္ဇေတနာ လည်းကောင်း၊ ရသသဇ္ဇေတနာ-ရသသဇ္ဇေတနာ လည်းကောင်း၊ ဝါ-ရသာရုံဟူသော အာရုံရှိသော သဇ္ဇေတနာ လည်းကောင်း၊ ဖောဋ္ဌဗ္ဗသဇ္ဇေတနာ-ဖောဋ္ဌဗ္ဗသဇ္ဇေ- တနာ လည်းကောင်း၊ ဝါ-ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံရှိသော သဇ္ဇေတနာ လည်းကောင်း၊ ဝါ-ဓမ္မာရုံဟူသော အာရုံရှိသော သဇ္ဇေတနာ လည်းကောင်း၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ- ကုန်၏။ (၇)။

တဏှာကာယာ - တဏှာအပေါင်းတို့သည်၊ ရူပတဏှာ-ရူပတဏှာ လည်းကောင်း၊ ဝါ-ရူပါရုံဟူသော အာရုံရှိသော တဏှာ လည်းကောင်း၊ သဒ္ဓတဏှာ- သဒ္ဓတဏှာ လည်းကောင်း၊ ဝါ-သဒ္ဓါရုံဟူသော အာရုံရှိသော တဏှာ လည်းကောင်း၊ ဂန္ဓတဏှာ-ဂန္ဓတဏှာ လည်းကောင်း၊ ဝါ-ဂန္ဓာရုံဟူသော အာရုံ ရှိသော တဏှာ လည်းကောင်း၊ ရသတဏှာ-ရသတဏှာ လည်းကောင်း၊ ဝါ- ရသာရုံဟူသော အာရုံရှိသော တဏှာ လည်းကောင်း၊ ဖောဋ္ဌဗ္ဗတဏှာ-ဖောဋ္ဌဗ္ဗ တဏှာ လည်းကောင်း၊ ဝါ-ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံရှိသော တဏှာ လည်းကောင်း၊ ဝါ-ဓမ္မာရုံဟူသော အာရုံ ရှိသော တဏှာ လည်းကောင်း၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၈)။

၃၂၄။ အဂါရဝါ-အဂါရဝတို့သည်။ ဝါ-အလေးမပြုတတ်သောပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အလေးပြုခြင်းကိရိယာတို့ ဖြစ်သည်။ အာဝုသော-တို့၊ ဣဓဏ္ဍမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သတ္တရိ-မြတ်စွာဘုရား၌၊ အဂါရဝေါ-အလေးပြုတတ်သောပုဂ္ဂိုလ်၏ဥစ္စာဖြစ်သောအလေးပြုခြင်းကိရိယာမရှိသည်။ အပ္ပဋ္ဌိဿော-ရှေးရှုနားထောင်ခြင်းမရှိသည်။ ဝါ-ရှေးရှုလိုက်နာခြင်းမရှိသည်။ ဝါ-ရှေးရှုမလိုက်နာတတ်သည်။ ဝါ-မှီအပ်သောဆရာမရှိသည်။ ဟုတော-၍၊ ဝိဟရတိ-နေ၏။ ဓမ္မေ-တရားတော်၌၊ အဂါရဝေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ သံဃေ-သံဃာ၌၊ အဂါရဝေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ သိက္ခာယ-အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာ၌၊ အဂါရဝေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ အပ္ပမာဒေ-မမေ့မလျော့ကြောင်းဖြစ်သောသတိ၌၊ ဝါ-မေ့လျော့ခြင်း၏ဆန့်ကျင်ဘက်ဖြစ်သောသတိ၌၊ အဂါရဝေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ ပဋိသန္ဓာရေး-ဒိမိသုတစ်ပါး နှစ်ဦးသား၏ အပေါက်အကြားကို ဖုံးဖိပိတ်ဆို့တတ်သော အာမိသဓမ္မ၌၊ အဂါရဝေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၉)

ဂါရဝါ-ဂါရဝတို့သည်။ ဝါ-အလေးမပြုတတ်သောပုဂ္ဂိုလ်၏ဥစ္စာဖြစ်သော အလေးပြုခြင်းကိရိယာတို့သည်။ အာဝုသော-တို့၊ ဣဓဏ္ဍမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သတ္တရိ-၌၊ သဂါရဝေါ-အလေးမပြုတတ်သောပုဂ္ဂိုလ်၏ဥစ္စာဖြစ်သော အလေးပြုခြင်းကိရိယာနှင့်တကွဖြစ်သည်။ ဝါ-အလေးမပြုတတ်သောပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော အလေးပြုခြင်း ကိရိယာရှိသည်။ သပ္ပဋ္ဌိဿော-ရှေးရှုနားထောင်ခြင်းရှိသည်။ ဝါ-ရှေးရှုနားထောင်တတ်သည်၏အဖြစ်နှင့်တကွဖြစ်သည်။ ဝါ-ရှေးရှုလိုက်နာခြင်းရှိသည်။ ဝါ-ရှေးရှုလိုက်နာတတ်သည်၏ အဖြစ်နှင့်တကွ ဖြစ်သည်။ ဝါ-မှီအပ်သောဆရာရှိသည်။ ဝါ-မှီအပ်သောဆရာရှိသည်၏အဖြစ် နှင့်တကွ ဖြစ်သည်။ ဟုတော-၍၊ ဝိဟရတိ-၏။ ဓမ္မေ-၌၊ သဂါရဝေါ-သည်၊ သပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ သံဃေ-၌၊ သဂါရဝေါ-သည်၊ သပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ သိက္ခာယ-၌၊ သဂါရဝေါ-သည်၊ သပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ အပ္ပမာဒေ-၌၊ သဂါရဝေါ-သည်၊ သပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ ပဋိသန္ဓာရေး-၌၊ သဂါရဝေါ-သည်၊ သပ္ပဋ္ဌိဿော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏။ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၀)။

☞ သောမနဿူပဝိစာရာ-သောမနဿနှင့် တကွဖြစ်သော ဝိစာရတို့သည်။ ဝါ-သောမနဿနှင့်ယှဉ်သော ဝိစာရတို့သည်။ စက္ခုနာ-စက္ခုပသာဒဖြင့်၊ ရူပံ-ရူပါရုံ

ကို၊ ဒိဿာ-မြင်ရ၍၊ သောမနဿဋ္ဌာနိယံ-သဘာဝပရိကပ္ပအားဖြင့် သောမနဿ
 ဇာ၊ တည်ရာအကြောင်းဖြစ်သော၊ ရူပံ-ရူပါရုံကို၊ ဥပဝိစရတိ-စူးစမ်းဆင်ခြင်ပြီး၊
 သောတေန-သောတပသာဒဖြင့်၊ သဒ္ဓိံ-သဒ္ဓါရုံကို၊ သုတွာ-ကြားရ၍၊ သော-
 မနဿဋ္ဌာနိယံ-သော၊ သဒ္ဓိံ-ကို၊ ဥပဝိစရတိ-၏၊ သာနေန-သာန ပသာဒဖြင့်၊
 ဂန္ဓံ-ဂန္ဓာရုံကို၊ သာယိတွာ-နမ်းရ၍၊ သောမနဿဋ္ဌာနိယံ-သော၊ ဂန္ဓံ-ကို၊
 ဥပဝိစရတိ-၏၊ ဇိဝှာယ-ဇိဝှာပသာဒဖြင့်၊ ရသံ-ရသာရုံကို၊ သာယိတွာ-လျက်
 ရ၍၊ သောမနဿဋ္ဌာနိယံ-သော၊ ရသံ-ကို၊ ဥပဝိစရတိ-၏၊ ကာယေန-ကာယ
 ပသာဒဖြင့်၊ ဖောဠဗ္ဗံ-ဖောဠဗ္ဗာရုံကို၊ ဖုသိတွာ-တွေထိရ၍၊ သောမနဿဋ္ဌာနိယံ-
 သော၊ ဖောဠဗ္ဗံ-ကို၊ ဥပဝိစရတိ-၏၊ မနသာ-စိတ်ဖြင့်၊ ဓမ္မံ-ဓမ္မာရုံကို၊ ဝိညာယ-
 သိရ၍၊ သောမနဿဋ္ဌာနိယံ-သော၊ ဓမ္မံ-ကို၊ ဥပဝိစရတိ-၏၊ ဣတိ-သို့၊ ဆ-
 တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၁)။

ဒေါမနဿပဝိစာရာ-ဒေါမနဿနှင့် တကွဖြစ်သော ဝိစာရတို့သည်၊ ဝါ-
 ဒေါမနဿနှင့် ယှဉ်သော ဝိစာရတို့သည်၊ စက္ခုနာ-ဖြင့်၊ ရူပံ-ကို၊ ဒိဿာ-၍၊
 ဒေါမနဿဋ္ဌာနိယံ-သဘာဝပရိကပ္ပအားဖြင့် ဒေါမနဿ၏ တည်ရာအကြောင်း
 ဖြစ်သော၊ ရူပံ-ကို၊ ဥပဝိစရတိ-၏၊ (သောတေန သဒ္ဓိံ သုတွာ၊ သာနေန ဂန္ဓံ
 သာယိတွာ၊ ဇိဝှာယ ရသံ သာယိတွာ၊ ကာယေန ဖောဠဗ္ဗံ ဖုသိတွာ။) မနသာ-
 ဖြင့်၊ ဓမ္မံ-ကို၊ ဝိညာယ-၍၊ ဒေါမနဿဋ္ဌာနိယံ-သော၊ ဓမ္မံ-ကို၊ ဥပဝိစရတိ-
 ၏၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၂)။

ဥပေက္ခာပဝိစာရာ-ဥပေက္ခာနှင့်တကွဖြစ်သော ဝိစာရတို့သည်၊ ဝါ-ဥပေက္ခာ
 နှင့်ယှဉ်သော ဝိစာရတို့သည်၊ စက္ခုနာ-ဖြင့်၊ ရူပံ-ကို၊ ဒိဿာ-၍၊ ဥပေက္ခာ-
 ဋ္ဌာနိယံ-သဘာဝ ပရိကပ္ပအားဖြင့် ဥပေက္ခာ၏ တည်ရာ အကြောင်းဖြစ်သော၊
 ရူပံ-ကို၊ ဥပဝိစရတိ-၏၊ (သောတေန သဒ္ဓိံ သုတွာ၊ သာနေန ဂန္ဓံ သာယိတွာ၊
 ဇိဝှာယ ရသံ သာယိတွာ၊ ကာယေန ဖောဠဗ္ဗံ ဖုသိတွာ။) မနသာ-ဖြင့်၊ ဓမ္မံ-ကို၊
 ဝိညာယ-၍၊ ဥပေက္ခာဋ္ဌာနိယံ-သော၊ ဓမ္မံ-ကို၊ ဥပဝိစရတိ-၏၊ ဣတိ-သို့၊ ဆ-
 တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၃)။

သာရဏိယာ- မပြတ်မလပ် အောက်မေ့အပ်၊ အောက်မေ့သင့်၊ အောက်မေ့
 ထိုက်ကုန်သော၊ မွေ့-တရားတို့သည်၊ အာဝုသော-တို့၊ ဣမ ဣမသို့ သာသနေ-
 ဌံ၊ ဘိက္ခုနော-၏၊ မေတ္တံ-မေတ္တာရှိသော၊ ဝါ-မေတ္တာ၏ အစွမ်းအားဖြင့် ဖြစ်
 သော၊ ကာယကမ္မံ-ကာယကံသည်၊ အာဝိဇစေ-မျက်မှောက်၌ လည်းကောင်း၊
 ရဟော စ-မျက်ကွယ်၌ လည်းကောင်း၊ သုဗြဟ္မစာရိသု-သိတင်း သုံးဖော်တို့၌၊
 ပစ္စုပဋိတံ-ရှေးရှုတည်သည်၊ ဟောတိ-၏၊ အယမ္ပိဓမ္မော-မျက်မှောက်မျက်ကွယ်
 သိတင်းသုံးဖော်တို့၌ ရှေးရှုတည်သော ဤမေတ္တာကာယကံဟူသော တရားသည်

လည်း၊ သာရဏီယော-မပြတ်မလပ် အောက်မေ့အပ်၊ အောက်မေ့သင့်၊ အောက်
မေ့ထိုက်သည်။ ပိယကရဏော-ချစ်အပ်သည်၏ အဖြစ်ကိုပြုတတ်သည်။ ဂရုကရ-
ဏော-အလေးပြုအပ်သည်၏ အဖြစ်ကို ပြုတတ်သည်။ ဟုတော-၍၊ သင်္ဂဟာယ-
ချီးမြှောက် ထောက်ပံ့ခြင်းငှာ လည်းကောင်း၊ အဝိဝါဒါယ - ဆန့်ကျင်ဘက်
မပြောဆိုခြင်းငှာ လည်းကောင်း၊ ဝါ- မငြင်းခုံခြင်းငှာ လည်းကောင်း၊ သာ-
မဂ္ဂိယာ-တကွဖြစ်သည်၏ အဖြစ်ဟူသောအကျိုးငှာ လည်းကောင်း၊ ဝါ-ညီညွတ်
သည်၏ အဖြစ်ဟူသော အကျိုးငှာ လည်းကောင်း၊ ဧကိဘာဝါယ-တစ်ပေါင်း
တည်းကဲ့သို့ ဖြစ်ရခြင်းအကျိုးငှာ လည်းကောင်း၊ သံဝတ္တတိ-ဖြစ်၏။ (၁၄-၁)။

အာဝုသော-တို့၊ ပုန စ ပရံ-တစ်မျိုးတခြား သာရဏီယ တစ်ပါး ကိုလည်း
ဆင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့။ ဘိက္ခုနော-၏၊ မေတ္တိ-သော၊ ဝစီကမ္မံ-ဝစီ
ကံသည်။ အာဝိစေဝ-၌ လည်းကောင်း၊ ရဟော စ-၌ လည်းကောင်း၊ သဗြဟ္မ
စာရီသု-တို့၌၊ ပစ္စုပဋိတံ-သည်။ ဟောတိ-၏၊ အယမ္ပိ ဓမ္မော-မျက်မှောက်၊
မျက်ကွယ် သိတင်းသုံးဖော်တို့၌ ရှေးရှုတည်သော ဤ မေတ္တာ ဝစီကံဟူသော
တရားသည်လည်း၊ သာရဏီယော-သည်။ ပိယကရဏော-သည်။ ဂရုကရဏော-
သည်။ ဟုတော-၍၊ သင်္ဂဟာယ-ငှာ လည်းကောင်း၊ အဝိဝါဒါယ-ငှာ လည်း
ကောင်း၊ သာမဂ္ဂိယာ-ငှာ လည်းကောင်း၊ ဧကိဘာဝါယ-ငှာ လည်းကောင်း၊
သံဝတ္တတိ-၏။ (၁၄-၂)။

အာဝုသော-တို့၊ ပုနစပရံ-အံ့၊ ဘိက္ခုနော-၏၊ မေတ္တိ-သော၊ မနောကမ္မံ-
မနောကံသည်။ အာဝိစေဝ-၌ လည်းကောင်း၊ ရဟော စ-၌ လည်းကောင်း၊
သဗြဟ္မစာရီသု-တို့၌၊ ပစ္စုပဋိတံ-သည်။ ဟောတိ-၏၊ အယမ္ပိဓမ္မော-မျက်မှောက်
မျက်ကွယ် သိတင်းသုံးဖော်တို့၌ ရှေးရှုတည်သော ဤ မေတ္တာမနောကံ ဟူသော
တရားသည်လည်း၊ သာရဏီယော-သည်။ ပိယကရဏော-သည်။ ဂရုကရဏော-
သည်။ ဟုတော-၍၊ သင်္ဂဟာယ-ငှာ လည်းကောင်း၊ အဝိဝါဒါယ-ငှာ လည်း
ကောင်း၊ သာမဂ္ဂိယာ-ငှာ လည်းကောင်း၊ ဧကိဘာဝါယ-ငှာ လည်းကောင်း၊
သံဝတ္တတိ-၏။ (၁၄-၃)။

အာဝုသော-တို့၊ ပုနစ ပရံ-အံ့၊ ဘိက္ခု-သည်။ ဓမ္မိကာ-တရားရှိကုန်သော၊
ဝါ-တရား၌ ယှဉ်ကုန်သော၊ ဝါ-တရားအားလျော်ကုန်သော၊ ဓမ္မလဒ္ဓါ-တရား
သဖြင့် ရအပ်ကုန်သော၊ ယေ တေလာဘာ-အကြင်လာဘ်တို့သည်။ ဝါ-အကြင်
ရအပ်သော လေးပါးသောပစ္စည်းတို့သည်။ သန္တိ-ရှိကုန်၏။ အန္တမသော-
အောက်ထစ်ပိုင်းခြား အဆုံး၌ယှဉ်သောအားဖြင့်၊ ပတ္တပရိယာပန္နမတ္တိမ္ပိ-သပိတ်၌
အကျိုးဝင်သောဆွမ်းမျှသည်လည်း၊ အတ္ထိ-ရှိ၏။ တထာဂ္ဂပေဟိ-ထိုသို့သဘော

ရှိကုန်သော၊ လာဘောဟိ-လာဘ်တို့ဖြင့်၊ အပ္ပဋ္ဌိဝိဘတ္တဘောဂီ-အသီးအသီး
 မခွဲခြမ်းမဝေဖန်ဘဲ သုံးဆောင်ခြင်းအလေ့ရှိသည်။ သီလဝန္တေဟိ-သီလရှိကုန်
 သော၊ သဗြဟ္မစာရီဟိ-သီတင်းသုံးဖော်တို့နှင့်၊ သာဓာရဏဘောဂီ-တူသော
 ဆောင်ခြင်းရှိသော သုံးဆောင်ခြင်းရှိသည်။ ဝါ-ဆက်ဆံသော သုံးဆောင်ခြင်း
 ရှိသည်။ ဟောတိ-၏၊ အယမ္ပိ ဓမ္မော-သီတင်းသုံးဖော်တို့နှင့် အသီးအသီး
 မခွဲခြမ်းမဝေဖန်ဘဲ သုံးဆောင်ခြင်းအလေ့ရှိသည်၏အဖြစ်ဟူသော ဤတရားသည်
 လည်း၊ သာရဏီယော-သည်၊ ပိယကရဏော-သည်၊ ဂရုကရဏော-သည်၊
 ဟုတော-၍၊ သင်္ဂဟာယ-ငှာလည်းကောင်း၊ အဝိဝါဒါယ-ငှာလည်းကောင်း၊
 သာမဂ္ဂိယာ-ငှာလည်းကောင်း၊ ဧကိဘာဝါယ-ငှာလည်းကောင်း၊ သံဝတ္တတိ-
 ၏။ (၁၄-၄)။

အာဝုသော-တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခု-သည်၊ အဇ္ဈာနိ-ပုဆိုးအနားပြတ်
 ကဲ့သို့ မကျိုးမပြတ်ကုန်သော၊ အတ္ထိဒ္ဓါနိ-ပုဆိုးအလယ်ပေါက်ကဲ့သို့မပေါက်ကုန်
 သော၊ အသဗလဒနိ-နှားပြောကံနှားကွက်ကဲ့သို့ မပြောက်မကွက်ကုန်သော၊
 အကမ္မာသာနိ - နှားကြောင် နှားကျားကဲ့သို့ မကြောင် မကျားကုန်သော၊
 ဘုဇိဿာနိ-တော်လှန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော၊ ဝိညုပ္ပဘတ္တာနိ-ပညာ
 ရှိသောပုဂ္ဂိုလ်တို့သည် ချီးမွမ်းအပ်ကုန်သော၊ အပရာမဋ္ဌာနိ-တဏှာဒိဋ္ဌိတို့ဖြင့်
 မှားမှားယွင်းယွင်း မသုံးသပ်အပ်ကုန်သော၊ သမာဓိ သံဝတ္တနိကာနိ-ဥပစာရ
 သမာဓိ အပ္ပနာသမာဓိကိုဖြစ်စေတတ်ကုန်သော၊ ယာနိ တာနိ သီလာနိ-အကြင်
 သီလတို့သည်၊ သန္တိ-ကုန်၏၊ တထာရူပေသု-ကုန်သော၊ သီလေသု-တို့၌၊ အာဝိ-
 စေဝ-၌လည်းကောင်း၊ ရဟောစ-၌လည်းကောင်း၊ သဗြဟ္မစာရီဟိ-တို့နှင့်၊
 သီလသာမညဂတော-သီလအားဖြင့် တူသည်၏အဖြစ်သို့ရောက်သည်၊ ဟုတော-၍၊
 ဝိဟရတိ-၏၊ အယမ္ပိ ဓမ္မော-မျက်မှောက်မျက်ကွယ် သီတင်းသုံးဖော်တို့နှင့်သီလ
 အားဖြင့် တူသည်၏အဖြစ်သို့ရောက်သည်၏အဖြစ်ဟူသော ဤတရားသည်လည်း၊
 သာရဏီယော-သည်၊ ပိယကရဏော-သည်၊ ဂရုကရဏော-သည်၊ ဟုတော-၍၊
 သင်္ဂဟာယ-ငှာလည်းကောင်း၊ အဝိဝါဒါယ-ငှာလည်းကောင်း၊ သာမဂ္ဂိယာ-
 ငှာလည်းကောင်း၊ ဧကိဘာဝါယ-ငှာလည်းကောင်း၊ သံဝတ္တတိ-၏။ (၁၄-၅)။

၉ အာဝုသော-တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခု-သည်၊ အရိယာ-ကိလေသာမြို့မူး
 ညစ်အကြေးမှကင်းဝေးစင်ကြယ်သော၊ နိယျာနိကာ-သံသရာဝဋ်မှထုတ်ဆောင်
 လျက်သွားတတ်သော၊ ယာယံဒိဋ္ဌိ-အကြင် မဂ္ဂသမ္မာဒိဋ္ဌိသည်၊ တဏှရဿ-ထို့
 မြတ်စွာဘုရားဟောတော်မူအပ်သောတရားကိုလိုက်နာ၍ပြုကျင့်သော၊ ပုဂ္ဂလဿ-
 အား၊ သမ္မာ-ကောင်းစွာ၊ ဒုက္ခက္ခယာယ-ဒုက္ခ၏ကုန်ရာဖြစ်သောနိဗ္ဗာန်အကျိုး
 ငှာ၊ နိယျာတိ-သံသရာဝဋ်မှ ထုတ်ဆောင်လျက်သွားတတ်၏၊ ဝါ-ဖြတ်တတ်၏။

တထာရှုပါယ-သို့သို့သဘောရှိသော၊ ဒိဋ္ဌိယာ-မဂ္ဂသမ္မာဒိဋ္ဌိဖြင့်၊ အာဝိစေဝ-
 ခွံလည်းကောင်း၊ ရဟောစ-ခွံလည်းကောင်း၊ သဗြဟ္မစာရ်ဟိ-တို့နှင့်၊ ဒိဋ္ဌိ-
 သာမညဂတော-မဂ္ဂသမ္မာဒိဋ္ဌိဒါးဖြင့်တူသည်၏အဖြစ်သို့ရောက်သည်၊ ဟုတော့-၍၊
 ဝိဟရတိ-၏၊ အယံဓိဓမ္မော-သိဇာင်းသုံးဖော်တို့နှင့်မဂ္ဂသမ္မာဒိဋ္ဌိအားဖြင့် တူသည်
 ၏အဖြစ်သို့ ရောက်သည်၏အဖြစ်ဟူသော ဤတရားသည်လည်း၊ သာရဏိယော-
 သည်၊ ဝိယကရဏော-သည်၊ ဂရုကရဏော-သည်၊ ဟုတော့-၍၊ သင်္ဂဟာယ-
 ငှာလည်းကောင်း၊ အဝိဝါဒါယ-ငှာလည်းကောင်း၊ သာမဂ္ဂိယာ-ငှာ လည်း
 ကောင်း၊ ဧကိတာဝါယ-ငှာ လည်းကောင်း၊ သံဝတ္တတိ-၏၊ ဣတိ-သို့၊
 ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၄-၆)။

၃၂၅။ ဝိဝါဒမူလာနိ-ဝိဝါဒမူလာတို့သည်၊ ဝါ-ဆန့်ကျင်ဘက်ပြောဆိုခြင်း
 ၏အကြောင်းတို့သည်၊ ဝါ-ငြင်းခုံခြင်း၏အကြောင်းတို့သည်၊ အာဝုဿော-တို့၊
 ဣဓ ဣမသို့ သာသနေ-၌၊ သိက္ခာ-သည်၊ ကောဓနော-အမျက်ထွက်ခြင်းအလေ့
 ရှိသည်၊ ဥပနာဟိ-ရန်ငြိုးဖွဲ့ခြင်းရှိသည်၊ ဝါ-ရန်ငြိုးဖွဲ့ခြင်းအလေ့ရှိသည်၊
 ဟောတိ-၏၊ အာဝုဿော-တို့၊ ယော သောသိက္ခာ-သည်၊ ကောဓနော-သည်၊
 ဥပနာဟိ-သည်၊ ဟောတိ-၏၊ သောသိက္ခာ-သည်၊ သတ္တရိပိ-မြတ်စွာဘုရား၌
 လည်း၊ အဂါရဓေါ-အလေးပြုတတ်သောပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာဖြစ်သော
 အလေးပြုခြင်းကိရိယာမရှိသည်၊ အပ္ပဋ္ဌိဿော-ရှေးရှုနားထောင်ခြင်းမရှိသည်၊
 ဝါ-ရှေးရှုလိုက်နာခြင်းမရှိသည်၊ ဝါ-ရှေးရှုမလိုက်နာတတ်သည်၊ ဝါ-မှီအပ်
 သောဆရာမရှိသည်၊ ဟုတော့-၍၊ ဝိဟရတိ-၏၊ ဓမ္မေပိ- တရားတော်၌လည်း၊
 အဂါရဓေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော့-၍၊ ဝိဟရတိ-၏၊ သံသေပိ-
 သံသာ၌လည်း၊ အဂါရဓေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော့-၍၊ ဝိဟရတိ-၏၊
 သိက္ခာယပိ-အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာ၌လည်း၊ ပရိပူရ-
 ကာရီ-ဖြည့်ကျင့်မှုကိုပြုလေ့ရှိသည်၊ န ဟောတိ-မဖြစ်၊ အာဝုဿော-တို့၊ ယော
 သောသိက္ခာ-သည်၊ သတ္တရိ-၌၊ အဂါရဓေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော့-
 ၍၊ ဝိဟရတိ-၏၊ ဓမ္မေ-၌၊ အဂါရဓေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော့-၍၊
 ဝိဟရတိ-၏၊ သံသေ-၏၊ အဂါရဓေါ-သည်၊ အပ္ပဋ္ဌိဿော-သည်၊ ဟုတော့-၍၊
 ဝိဟရတိ-၏၊ သိက္ခာယ-၌၊ ပရိပူရကာရီ-သည်၊ န ဟောတိ-မဖြစ်၊ သော
 သိက္ခာ-သည်၊ သံသေ-၌၊ ဝိဝါဒ-ဝိဝါဒကို၊ ဝါ-ဆန့်ကျင်ဘက်ပြောဆိုခြင်းကို၊
 ဝါ-ငြင်းခုံခြင်းကို၊ ဇနေတိ-ဖြစ်စေ၏၊ ယော ဝိဝါဒေါ-အကြင်ဝိဝါဒသည်၊
 ဝါ-အကြင် ဆန့်ကျင်ဘက်ပြောဆိုခြင်းသည်၊ ဝါ-အကြင် ငြင်းခုံခြင်းသည်၊
 ဗဟုဇနာဟိတာယ-များစွာသောလူအပေါင်း၏အစီးအပွားမဲ့ကိုပြုခြင်းငှာလည်း
 ကောင်း၊ ဗဟုဇနာသုခါယ-များစွာသောလူအပေါင်း၏ ချမ်းသာမဲ့ကိုပြုခြင်း
 ငှာလည်းကောင်း၊ ဒေဝမနုဿာနိ-နတ်လူတို့၏၊ အနတ္တာယ-အကျိုးမဲ့ကိုပြုခြင်း

ဥာလည်းကောင်း၊ အဟိတာယ-အစီးအပွားမဲ့ကို ပြုခြင်းငှာ လည်းကောင်း၊
 ဒုက္ခာယ-ဆင်းရဲကို ပြုခြင်းငှာလည်းကောင်း၊ ဟောတိ-၏၊ အာဝုသော-တို့၊
 တုမေ-တို့သည်၊ ဝေရူပံ - ဤသို့သော သဘောရှိသော၊ ဝိဝါဒမူလံ-ကို၊
 အဇ္ဈတ္တံဝါ- အဇ္ဈတ္တသန္တာန်၌ သော်လည်းကောင်း၊ ပါ- အတုင်း ဖြစ်သော
 မိမိပရိသတ်၌ သော်လည်းကောင်း၊ ဗဟိဒ္ဓါဝါ- ဗဟိဒ္ဓသန္တာန်၌ သော်လည်း
 ကောင်း၊ ဝါ-အပ ဖြစ်သော တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ပရိသတ်၌သော်
 လည်းကောင်း၊ ဝေ သမနုပဿေယျာထ-အကယ်၍ တွေ့မြင်ကြရကုန်ငြားအံ့၊
 အာဝုသော-တို့၊ တတြ-ထိုသို့ တွေ့မြင်ကြရကုန်သည်ရှိသော်၊ တုမေ-တို့သည်၊
 ပါပကဿ-ယုတ်မာသော၊ တဿေဝ ဝိဝါဒမူလဿ-တို့ ဝိဝါဒ မူလကိုသာ
 လျှင်၊ ပဟာနာယ-ပယ်ခြင်းငှာ၊ ဝါယမေယျာသ-အားထုတ်ကြကုန်လော့၊
 အာဝုသော-တို့၊ တုမေ-တို့သည်၊ ဝေရူပံ-သော၊ ဝိဝါဒမူလံ-ကို၊ အဇ္ဈတ္တံဝါ-
 ၌သော်လည်းကောင်း၊ ဗဟိဒ္ဓါဝါ-၌သော်လည်းကောင်း၊ 'ဝေ နသမနုပဿေ-
 ယျာထ-အကယ်၍ မတွေ့မြင်ကြရကုန်ငြားအံ့၊ အာဝုသော-တို့၊ တတြ-ထိုသို့
 မတွေ့မြင်ကြရကုန်သည်ရှိသော်၊ တုမေ-တို့သည်၊ ပါပကဿ-သော၊ တဿေဝ
 ဝိဝါဒမူလဿ- ၏သားလျှင်၊ အာယတိ-ဒနာင်အခါ၌၊ အနဝဿဝါယ-
 မတိုးပွားခြင်းငှာ၊ ပဋိပဇ္ဇေယျာထ-ကျင့်ကြကုန်လော့၊ ဧဝံ-ဤသို့ လုံ့လပြုကြ
 ကုန်သည်ရှိသော်၊ ပါပကဿ-သော၊ တဿေဝိဝါဒ မူလဿ-ကို၊ ပဟာနံ-
 ပယ်ခြင်းသည်၊ ဟောတိ-၏၊ ဧဝံ-ဤသို့ ကျင့်ကြကုန်သည်ရှိသော်၊ ပါပကဿ-
 သော၊ တဿေဝိဝါဒ မူလဿ-၏၊ အာယတိ-၌၊ အနဝဿဝေါ- သည်၊
 ဟောတိ-၏။

အာဝုသော-တို့၊ ပုနဝရံ-သစ်မျိုး တခြား ဝိဝါဒတစ်ပါးကိုလည်း ဆင်
 ရှားတစ်ဖန် ဟောတားခဲ့ပြန်အံ့၊ ဘိက္ခု-သည်၊ မက္ခိ-တစ်ပါးသောပုဂ္ဂိုလ်တို့၏
 ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း အလှူရှိသည်၊ ပဋ္ဌာသီ-အပြားအားဖြင့် ဂုဏ်
 တူသည်၏အဖြစ်ကို အလှူအားဖြင့် အလှူရှိတတ် နှစ်သက်တတ်သည်၊ ဝါ-
 အင်တူအားတူ အလားတူကို အလှူအားဖြင့် အလှူရှိတတ် နှစ်သက်တတ်သည်၊
 ဝါ-ဂုဏ်ပြိုင်ခြင်းကို အလှူရှိတတ် နှစ်သက်တတ်သည်၊ ဝါ-အဖျင်းမူတတ်သည်၊
 ဟောတိ-၏၊ (ဤ၌ဝါကျ ပေယျာလကို အနက်ယောဇနာရန် ပေါ်လွင်ပြီ
 ဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ဖော်တားခဲ့တော့လတ္တံ့။)

ယော သော အာဝုသော ဘိက္ခု မက္ခိ ဟောတိ ပဋ္ဌာသီ၊ သော-
 သတ္တရိပိ အဂါရဝေါဝိဟရတိ အပ္ပဋိဿော၊ ခေမ္ပပိ အဂါရဝေါ
 ဝိဟရတိ အပ္ပဋိဿော၊ သံသေပိ အဂါရဝေါ ဝိဟရတိ အပ္ပဋိဿော၊
 သိက္ခာယပိ နပရိပူရကာရိ ဟောတိ။ ယော သော အာဝုသော ဘိက္ခု-

သတ္တရိ အဂါရဝေါ ဝိဟရတိ အပ္ပဋိဿော။ ဓမ္မေ။ ပ။ သံဃေ။ ပ။
 သိက္ခာယ နပရိပူရကာရီ၊ ယော သံဃေ ဝိဝါဒံ ဇနေတိ၊ ယော ဟောတိ
 ဝိဝါဒေါ ဗဟုဇနာဟိတာယ ဗဟုဇနာသုခါယ အနတ္ထဝယ အဟိတာ
 ယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဝေရူပဉ္စေ တုမေ အာဝုသော ဝိဝါဒ
 မူလံ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ သမနုပဿေယျာထ။ တတြ တုမေ အာ
 ဝုသော တဿေဝ ပါပကဿ ဝိဝါဒမူလဿ ပဟာနာယ ဝါယမေ
 ယျာထ။ ဝေရူပဉ္စေ တုမေ အာဝုသော ဝိဝါဒမူလံ အဇ္ဈတ္တံဝါ
 ဗဟိဒ္ဓါဝါ န သမနုပဿေယျာထ။ တတြ တုမေ အာဝုသော တဿေဝ
 ပါပကဿ ဝိဝါဒမူလဿ အာယတိံ အနဝဿဝါယ ပဋိပဇ္ဇေယျာထ။
 ဝေမေတဿ ပါပကဿ ဝိဝါဒမူလဿ ပဟာနံ ဟောတိ။ ဝေ မေ-
 တဿ ပါပကဿ ဝိဝါဒမူလဿ အာယတိံ အနဝဿဝေါ ဟောတိ။
 (ယောဇနာအပ်လတ္တံသော ဝါရမ္ပာဒ္ဓိလည်း ဤကဲ့သို့ချည်း ဖော်၍
 ယောဇနာရမည်။)

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဣဿကီ-ဌ၊ စုခြင်းအလေ့ရှိ
 သည်၊ မစ္ဆရီ-ဝန်တို့လေ့ရှိသည်၊ ဟောတိ-၏။ ပ။ အာဝုသော-တို့၊ ပုနစပရံ-
 အံ၊ ဘိက္ခု-သည်၊ သဌော ကျေးဇူး ဂုဏ်များ မထင်ရှားဘဲ ဝါကြွား ချီးဝံ့
 စိတ်ဝံ့ဟံ့အောင်စဉ်းလဲကောက်ကျစ်တတ်သည်၊ မာယာဝိ-မိမိသရမ်း မကောင်း
 မှအစွမ်းကို ဖုံးလွှမ်းတတ်သော မာယာရှိသည်၊ ဟောတိ-၏။ ပ။ အာဝုသော-
 တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ပါပိစ္ဆော-ယုတ်မာသောအလိုရှိသည်၊ မိစ္ဆာ
 ဒိဋ္ဌိ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော နိယတမိစ္ဆာအယူရှိသည်၊ ဟောတိ-
 ၏။ ပ။ အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ သန္တိဋ္ဌိပရာမာသီ-ကိုယ်
 တိုင် မိမိအယူကို မှားမှားယွင်းယွင်း သုံးသပ်လေ့ရှိသည်၊ ဝါ-ထင်ရှားရှိသော
 အယူကို မှားမှားယွင်းယွင်း သုံးသပ်လေ့ရှိသည်၊ အာဓာနဂ္ဂါဟိ-မြဲမြဲမြဲမြဲပြင်းစွာ
 ယူလေ့ရှိသည်၊ ဒုပ္ပဋိနိဿဂ္ဂိ-အယူကို စွန့်လွှတ်ခြင်းအလေ့မရှိသည်၊ ဝါ-အယူကို
 စွန့်လွှတ်စေခြင်းငှာ ခံယဉ်းသည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ယော သော
 ဘိက္ခု-သည်၊ သန္တိဋ္ဌိပရာမာသီ-သည်၊ အာဓာနဂ္ဂါဟိ-သည်၊ ဒုပ္ပဋိနိဿဂ္ဂိ-
 သည်၊ ဟောတိ-၏၊ သောဘိက္ခု-သည်၊ သတ္တရိပိ-၌လည်း၊ အဂါရဝေါ-
 သည်၊ အပ္ပဋိဿော-သည်၊ ဟုတု-၍၊ ဝိဟရတိ-၏၊ ဓမ္မေပိ-၌လည်း၊
 အဂါရဝေါ-သည်၊ အပ္ပဋိဿော-သည်၊ ဟုတု-၍၊ ဝိဟရတိ-၏၊ သံဃေပိ-
 ၌လည်း၊ အဂါရဝေါ-သည်၊ အပ္ပဋိဿော-သည်၊ ဟုတု-၍၊ ဝိဟရတိ-၏၊
 သိက္ခာယပိ-၌လည်း၊ ပရိပူရကာရီ-သည်၊ နဟောတိ-မပြစ်၊ အာဝုသော-တို့၊
 ယော သောဘိက္ခု-သည်၊ သတ္တရိ-၌၊ အဂါရဝေါ-သည်၊ အပ္ပဋိဿော-သည်၊
 ဟုတု-၍၊ ဝိဟရတိ-၏၊ သံဃေ-၌၊ အဂါရဝေါ-သည်၊ အပ္ပဋိဿော-သည်။

☞

ဟုတ္တာ-၍၊ ဝိဟရတိ-၏၊ သိက္ခာယ-၌၊ ပရိပူရကာရီ-သည်၊ နဟောတိ-မဖြစ်၊
သောဘိက္ခု-သည်၊ သံသေ-၌၊ ဝိဝါဒ-ကို၊ ဇနေတိ-၏၊ ယောဝိဝါဒေါ-သည်၊
ဗဟုဇနာဟိတာယ-ဌာလည်းကောင်း၊ ဗဟုဇနာသုခါယ-ဌာလည်းကောင်း၊
ဒေဝမနုဿာနံ-တို့၏၊ အနတ္တာယ-ဌာလည်းကောင်း၊ အဟိတာယ-ဌာလည်း
ကောင်း၊ ဒုက္ခာယ-ဌာလည်းကောင်း၊ ဟောတိ-၏။

အာဝုသော-တို့၊ တုမေ-တို့သည်၊ ဝေရူပံ- သော၊ ဝိဝါဒမူလံ-ကို၊ အဇ္ဈတ္တံ
ဝါ-၌သော်လည်းကောင်း၊ ဗဟိဒ္ဓါဝါ-၌သော်လည်းကောင်း၊ စေသမနုပဿေ-
ယျာထ-ကုန်ငြားအံ့၊ အာဝုသော-တို့၊ တတြ-ကုန်သည်ရှိသော်၊ တုမေ-တို့သည်၊
ပါပကဿ-သော၊ တဿေဝ ဝိဝါဒ မူလဿ-ကိုသာလျှင်၊ ပဟာနာယ-ဌာ၊
ဝါယမေယျာထ-ကုန်လော့၊ အာဝုသော-တို့၊ တုမေ-တို့သည်၊ ဝေရူပံ-သော၊
ဝိဝါဒမူလံ-ကို၊ အဇ္ဈတ္တံဝါ-၌သော်လည်းကောင်း၊ ဗဟိဒ္ဓါဝါ-၌သော်လည်း
ကောင်း၊ စေ သမနုပဿေယျာထ-ကုန်ငြားအံ့၊ အာဝုသော-တို့၊ တတြ-ကုန်
သည်ရှိသော်၊ တုမေ-တို့သည်၊ ပါပကဿ-သော၊ တဿေဝ ဝိဝါဒ မူလဿ-
၏သာလျှင်၊ အာယတိံ-၌၊ အနဝဿဝါယ-ဌာ- ပဋိပဇ္ဇေယျာထ-ကုန်လော့၊
ဇေ-ကုန်သည်ရှိသော်၊ ပါပကဿ-သော၊ တေဿ ဝိဝါဒမူလဿ-ကို၊ ပဟာနံ-
သည်၊ ဟောတိ-၏၊ ဇေ-ကုန်သည်ရှိသော်၊ ပါပကဿ-သော၊ တေဿဝိဝါဒ-
မူလဿ-၏၊ အာယတိံ-၌၊ အနဝဿဝေါ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊
ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၅)။

ဓာတုယော-ဓာတ်တို့သည်၊ ဝါ-မိမိသဘောကိုဆောင်တတ်သော တရားတို့
သည်၊ ပထဝီဓာတု-ပထဝီဓာတ် လည်းကောင်း၊ ဝါ-မြေဓာတ် လည်းကောင်း၊
ဝါ-တည်ရာ ဖြစ်သော ဓာတ်လည်းကောင်း၊ အာပေါဓာတု-အာပေါဓာတ်
လည်းကောင်း၊ ဝါ-ရေဓာတ်လည်းကောင်း၊ ဝါ-စီးသွားတတ်၊ ဖွဲ့စည်းတတ်
သော ဓာတ်လည်းကောင်း၊ တေဇောဓာတု-တေဇောဓာတ်လည်းကောင်း၊ ဝါ-
မီးဓာတ်လည်းကောင်း၊ ဝါ-ထက်သန်စေတတ်၊ ရင့်ကျက်စေတတ်သောဓာတ်
လည်းကောင်း၊ ဝါယောဓာတု-ဝါယောဓာတ်လည်းကောင်း၊ ဝါ-လေဓာတ်
လည်းကောင်း၊ ဝါ-လှုပ်ရှား ထောက်ကန် တတ်သော ဓာတ်လည်းကောင်း၊
အာကာသဓာတု-အာကာသဓာတ် လည်းကောင်း၊ ဝါ-ဟင်းလင်းအပြင်ဖြစ်
သော ဓာတ်လည်းကောင်း၊ ဝိညာဏဓာတု-ဝိညာဏဓာတ်လည်းကောင်း၊ ဝါ-
အသိဓာတ်လည်းကောင်း၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၆)။

၃၂၆။ နိဿရဏိယာ-ဆန့်ကျင်ဘက် ဖြစ်သောတရားတို့မှ ထွက်မြောက်
တတ်ကုန်သော၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သောတရားတို့၏ ထွက်မြောက်ရာဖြစ်ကုန်
သော၊ ဓာတုယော-တို့သည်၊ အာဝုသော-တို့၊ ဣမ ဣမသို့ သာသနေ-၌၊

ဘိက္ခု-သည်၊ ဧဝံ-ဤသို့၊ ဝဒေယျ-ပြောဆိုခြင်းအံ၊ ကိ-သို့၊ ဝဒေယျ-နည်း၊
 မေ-ငါသည်၊ မေတ္တာဟိခေါ-မေတ္တာရှိသည်သာလျှင်ဖြစ်သော၊ ဝါ-မေတ္တာနှင့်
 ယှဉ်သည်သာလျှင်ဖြစ်သော၊ စေတောဝိမုတ္တိ-စေတောဝိမုတ္တိကို၊ ဝါ-ကိလေသာ
 တို့မှ လွတ်ကြောင်းဖြစ်သောသမာဓိကို၊ ဘာဝိတ-ဖြစ်စေအပ်ပြီ၊ ဝါ-ပွားစေ
 အပ်ပြီ၊ ဗဟုလိကတာ-မများသော်လည်း များသကဲ့သို့ ပြုအပ်ပြီ၊ ဝါ-ကြိမ်ဖန်
 များစွာ အလေ့အလာပြုအပ်ပြီ၊ ယာနိကတာ-ဘာသာနည်းမြင်း ကသောယာ
 ကဲ့သို့ပြုအပ်ပြီ၊ ဝတ္ထုကတာ-တည်ရာမဟုတ်သော်လည်း တည်ရာကဲ့သို့ ပြုအပ်
 ပြီ၊ ဇာနဋ္ဌိတ-အဖန်ဖန်တည်စေအပ်ပြီ၊ ဝါ-အဖန်ဖန်ဖြစ်စေအပ်ပြီ၊ ပရိစိတာ-
 ဆည်းပူးအပ်ပြီ၊ ဝါ-ပွားစေအပ်ပြီ၊ သုဿမာရဒ္ဓါ-ကောင်းစွာအားထုတ်အပ်ပြီ၊
 အထစ ပန- ထိုသို့ပင် ဖြစ်စေအပ်ပြီးပါသော်လည်း၊ မေ-ငါ၏၊ စိတ္တံ-စိတ်ကို၊
 ဗျာပါဒေါ-ဗျာပါဒအည်း၊ ဝါ-ဟိုတသုခကို ဖျက်ဆီးတတ်သော ဧဝါသည်၊
 ပရိယာဒေါယ-ကုန်စေ၍၊ တိဋ္ဌတိ-တည်ခဲ့၏၊ ဣတိဧဝံ-သို့၊ ဝဒေယျ-ပြောဆို၊
 သောဘိက္ခု-ထိုရဟန်းသည်၊ ဝါ-ကို၊ တံ-သင်သည်၊ ဧဝံ-သို့၊ ဝါ-သည့်နွယ်၊
 မာအဝစ-ဘယ်ကာလမှ မပြောဆိုလင့်၊ ဣတိ-ဤသို့၊ ပဋိဗာဟိတုဒ-တားမြစ်
 ကန်ကွက်၍၊ ဝစနိယော-ပြောဆိုအပ်သည်၊ အဿ-ဖြစ်ရာ၏၊ ကိ-သို့၊ ဝစနိ-
 ယော-သည်၊ အဿ-နည်း၊ အာယသ္မာ-အရှင်သည်၊ ဧဝံ-ဤသို့၊ မာအဝစ-
 ဘယ်ကာလမှမပြောဆိုပါလင့်၊ ဘဂဝန္တံ-မြတ်စွာဘုရားကို၊ မာအဗ္ဗာစိက္ခိ-
 လွမ်းမိုး၍ မပြောဆိုပါလင့်၊ ဝါ-မစွပ်စွဲပါလင့်၊ ဘဂဝတော-မြတ်စွာဘုရား
 ကို၊ အဗ္ဗက္ခာနံ-လွမ်းမိုး၍ ပြောဆိုခြင်းသည်၊ ဝါ-စွပ်စွဲခြင်းသည်၊ နဟိသာဓု-
 မကောင်းပါသည်သာ၊ ဘဂဝါ-သည်၊ ဧဝံ-ဤသို့၊ ဝါ-သည့်နွယ်၊ နဟိ-
 ဝဒေယျ-ဟောတော်မမူရာပါသည်သာ။

အာဝုသော-ငါ့ရှင်၊ ယံ ယေန ဌာနေန-အကြင်အကြောင်းကြောင့်၊ ယံ-
 ယေန အဝကာသေန-အကြင်အကြောင်းကြောင့်၊ မေတ္တာယ-မေတ္တာရှိသော၊
 ဝါ-မေတ္တာနှင့်ယှဉ်သော၊ စေတောဝိမုတ္တိယာ-စေတောဝိမုတ္တိကို၊ ဝါ-ကိလေ
 သာတို့မှ လွတ်ကြောင်းဖြစ်သော သမာဓိကို၊ ဘာဝိတာယ-ပြီးသည်ရှိသော်၊
 ဗဟုလိကတာယ-ပြီးသည်ရှိသော်၊ ယာနိကတာယ-ပြီးသည်ရှိသော်၊ ဝတ္ထု-
 ကတာယ-ပြီးသည်ရှိသော်၊ ဇာနဋ္ဌိတယ-ပြီးသည်ရှိသော်၊ ပရိစိတာယ-ပြီးသည်
 ရှိသော်၊ သုဿမာရဒ္ဓါယ-ပြီးသည်ရှိသော်၊ အထစပန-ထိုသို့ဖြစ်စေအပ်ပြီးပါ
 လျက်၊ အဿဘိက္ခုနော-၏၊ စိတ္တံ-ကို၊ ဗျာပါဒေါ-သည်၊ ပရိယာဒေါယ-၍၊
 ဌာယတိ-တည်လိမ့်လတ္တံ့၊ (ဤ၌ တိ-မလို၊ ပိုသည်။) ဧတံ ဌာနံ-ဤအကြောင်း
 သည်၊ အဋ္ဌာနံ- သင့်မြတ်သော အကြောင်း မဟုတ်ခဲ့၊ ဝါ-မသင့်မြတ်သော
 အကြောင်းပေတည်း၊ ဧသော အဝကာသော-သည်၊ အနဝကာသော-မဟုတ်ခဲ့၊
 ဝါ-ပေတည်း၊ ဧတံဌာနံ-ဤအကြောင်းသည်၊ နဝိဇ္ဇတိ-မရှိ၊ အာဝုသော-ရှင်၊

ဟိ-ဗျာပါဒ၏ မေတ္တာသမာဓိကို မလှမ်းမိုးနိုင်ပုံ အလုံးစုံကို အကုန်အစင် ထင်စွာ ပြအံ့၊ မေတ္တာ-မေတ္တာရှိသော၊ ဝါ-မေတ္တာနှင့်ယှဉ်သော၊ ယဒိဒံ=ယာ အယံ စေတောဝိမုတ္တိ-အကြင် စေတောဝိမုတ္တိသည်၊ ဝါ-အကြင် ကိလေသာတို့မှ လွတ်ကြောင်းဖြစ်သော သမာဓိသည်၊ အတ္ထိ-ရှိ၏၊ ဧတံ-ဤမေတ္တာသမာဓိသည်၊ ဗျာပါဒဿ-၏၊ ဝါ-သည်၊ နိဿရဏံ-ထွက်မြောက်ရာပေတည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။ (၁၇-၁)။

အာဝုသော-တို့၊ ဣမ ဣမသ္မိံ သာသနေ-ဉ္စ၊ ဘိက္ခု-သည်၊ ဧဝံ-သို့၊ ဝဒေယျ-
 ဌာအံ၊ ကိံ-သို့၊ ဝဒေယျ-နည်း၊ မေ-သည်၊ ကရုဏာဟိခေါ-ကရုဏာရှိသည်
 သာလျှင်ဖြစ်သော၊ ဝါ-ကရုဏာနှင့်ယှဉ်သည်သာလျှင်ဖြစ်သော၊ စေတော-
 ဝိမုတ္တိ-ကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိကတာ-အပ်ပြီ၊ ယာနိကတာ-အပ်ပြီ၊
 ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-အပ်ပြီ၊ သုသမာရဒ္ဓါ-
 အပ်ပြီ၊ အထစပန-ပါသော်လည်း၊ မေ-၏၊ စိတ္တံ-ကို၊ ဝိဟေသာ-ဝိဟေသာ
 သည်၊ ဝါ-စိတ်ကိုပြင်းစွာနှိပ်စက်တတ်သောဒေါသသည်၊ ပရိယာဒါယ-၍၊
 တိဋ္ဌတိ-၏၊ ဣတိဧဝံ-သို့၊ ဝဒေယျ-ဌာအံ၊ သောဘိက္ခု-သည်၊ ဝါ-ကို၊
 တံ-သည်၊ ဧဝံ-သို့၊ မာအဝစ-ပါလင့်၊ ဣတိ-သို့၊ ပဋိဗာဟိတော-၍၊ ဝစနိယော-
 သည်၊ အဿ-ရာ၏၊ ကိံ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊ အာယသ္မာ-သည်၊
 ဧဝံ-သို့၊ မာအဝစ-လင့်၊ ဘဂဝန္တံ-ကို၊ မာအဗ္ဗာစိက္ခိ-ပါလင့်၊ ဘဂဝတော-
 ကို၊ အဗ္ဗက္ခာနံ-သည်၊ နဟိသာဓု-သည်သာ၊ တဂဝါ-သည်၊ ဧဝံ-သို့၊
 နဟိ ဝဒေယျ-သည်သာ၊ အာဝုသော-ရှင်၊ ယံ ယေန ဌာနေန-ကြောင့်၊ ယံ
 ယေန အဝကာသေန-ကြောင့်၊ ကရုဏာယ-သော၊ စေတောဝိမုတ္တိယာ-ကို၊
 ဘာဝိတာယ-သော်၊ ဗဟုလိကတာယ-သော်၊ ယာနိကတာယ-သော်၊ ဝတ္ထု-
 ကတာယ-သော်၊ အနုဋ္ဌိတာယ-သော်၊ ပရိစိတာယ-သော်၊ သုသမာရဒ္ဓါယ-
 သော်၊ အထစပန-ပါလျက်၊ အဿဘိက္ခုနော-၏၊ စိတ္တံ-ကို၊ ဝိဟေသာ-သည်၊
 ပရိယာဒါယ-၍၊ ဌာသတိ-လတ္တံ၊ ဧတံဌာနံ-သည်၊ အဋ္ဌာနံ-ခွဲ၊ ဧသော-
 အဝကာသော-သည်၊ အနဝကာသော-ခွဲ၊ ဧတံဌာနံ-သည်၊ န ဝိဋ္ဌတိ-မရှိ၊
 အာဝုသော-ရှင်၊ ဟိ-ဝိဟေသာ၏ ကရုဏာသမာဓိကို မလှမ်းမိုးနိုင်ပုံ အလုံးစုံကို
 အကုန်အစင် ထင်စွာပြအံ့၊ ကရုဏာ-သော၊ ယဒိဒံ=ယာ အယံ စေတောဝိမုတ္တိ-
 သည်၊ အတ္ထိ-၏၊ ဧတံ-ဤကရုဏာသမာဓိသည်၊ ဝိဟေသာယ-၏၊ ဝါ-သည်၊
 နိဿရဏံ-ရာပေတည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။ (၁၇-၂)။

အာဝုသော-တို့၊ ဣမ ဣမသ္မိံ သာသနေ-ဉ္စ၊ ဘိက္ခု-သည်၊ ဧဝံ-သို့၊ ဝဒေယျ-
 ဌာအံ၊ ကိံ-သို့၊ ဝဒေယျ-နည်း၊ မေ-သည်၊ မုဒိတာဟိခေါ-မုဒိတာရှိသည်
 သာလျှင်ဖြစ်သော၊ ဝါ-မုဒိတာနှင့်ယှဉ်သည်သာလျှင်ဖြစ်သော၊ စေတော-
 ဝိမုတ္တိ-ကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိကတာ-အပ်ပြီ၊ ယာနိကတာ-အပ်ပြီ၊

ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-အပ်ပြီ၊ သုသမာရဒ္ဓါ-
 အပ်ပြီ၊ အထစပန-ပါသော်လည်း၊ မေ-၏၊ စိတ္တံ-ကို၊ အရတိ-မမေ့ လျော်
 ခြင်းသည်၊ ပရိယာဒါယ-၍၊ တိဋ္ဌတိ-၏၊ ဣတိ ဧဝံ-သို့၊ ဝဒေယျ-ဌားအံ၊
 သောဘိက္ခု-သည်၊ ဝါ-ကို၊ တံ-သည်၊ ဧဝံ-သို့၊ မာအဝစ-လင့်၊ ဣတိ-သို့၊
 ပဋိဗာဟိတုာ-၍၊ ဝစနိယော-သည်၊ အဿ-ရာ၏၊ ကိံ-သို့၊ ဝစနိယော-သည်၊
 အဿ-နည်း၊ အာယသ္မာ-သည်၊ ဧဝံ-သို့၊ မာအဝစ-လင့်၊ ဘဂဝန္တံ-ကို၊
 မာအဗ္ဗာစိက္ခိ-လင့်၊ ဘဂဝတော ကို၊ အဗ္ဗက္ခာနံ-သည်၊ န ဟိ သာဓု-ပါသည်
 သာ၊ ဘဂဝါ-သည်၊ ဧဝံ-သို့၊ နဟိဝဒေယျ-သည်သာ၊ အာဝုသော-ရှင်၊
 ယံ ယေန ဌာနေန-ကြောင့်၊ ယံ ယေန အဝကာသေန-ကြောင့်၊ မုဒိတာယ-
 သော၊ စေတောဝိမုတ္တိယာ-ကို၊ ဘာဝိတာယ-သော်၊ ဗဟုလိကတာယ-သော်၊
 ယာနိကတာယ-သော်၊ ဝတ္ထုကတာယ-သော်၊ အနုဋ္ဌိတာယ-သော်၊ ပရိစိတာယ-
 သော်၊ သုသမာရဒ္ဓါယ-သော်၊ အထစပန-ပါလျက်၊ အဿဘိက္ခုနော-၏၊
 စိတ္တံ-ကို၊ အရတိ-သည်၊ ပရိယာဒါယ-၍၊ ဌာယတိ-လတ္တံ၊ ဧတံဌာနံ-သည်၊
 အဌာနံ-မဟုတ်ခဲ့၊ ဒေသော အဝကာသော-သည်၊ အနဝက္ခာသော-ခဲ့၊ ဧတံ ဌာနံ-
 သည်၊ နဝိဇ္ဇတိ-မရှိ၊ အာဝုသော-ရှင်၊ ဟိ-အရတိ၏မုဒိတာသမာဓိကို မလှမ်းမိုး
 နိုင်ပုံအလုံးစုံကို အကုန်အစင် ထင်စွာပြအံ၊ မုဒိတာ-သော၊ ယဒိဒံ-ယာအယံ-
 စေတောဝိမုတ္တိ-သည်၊ အတ္ထိ-၏၊ ဧတံ-ဤမုဒိတာသမာဓိသည်၊ အရတိယာ-၏၊
 ဝါ-သည်၊ နိဿရဏံ-တည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။
 (၁၇-၃)။

အာဝုသော-တို့၊ ဣစ ဣမသ္မိံ သာသနေ-၌၊ သိက္ခု-သည်၊ ဧဝံ-သို့၊ ဝဒေယျ-
 ဌားအံ၊ ကိံ-သို့၊ ဝဒေယျ-နည်း၊ မေ-သည်၊ ဥပေက္ခာဟိဓေါ-ဥပေက္ခာ
 ရှိသည်သာလျှင်ဖြစ်သော၊ ဝါ- ဥပေက္ခာနှင့် ယှဉ်သည်သာလျှင်ဖြစ်သော၊
 စေတောဝိမုတ္တိ-ကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိကတာ-အပ်ပြီ၊ ယာနိကတာ-အပ်
 ပြီ၊ ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-အပ်ပြီ၊ သုသမာရဒ္ဓါ-
 အပ်ပြီ၊ အထ စ ပန-ပါသော်လည်း၊ မေ-၏၊ စိတ္တံ-ကို၊ ရာဂေါ- ရာဂသည်၊
 ပရိယာဒါယ-၍၊ တိဋ္ဌတိ-၏၊ ဣတိ ဧဝံ သို့၊ ဝဒေယျ-ဌားအံ၊ သောဘိက္ခု-
 သည်၊ ဝါ-ကို၊ တံ-သည်၊ ဧဝံ-သို့၊ မာ အဝစ-လင့်၊ ဣတိ-သို့၊ ပဋိဗာဟိတုာ-
 ၍၊ ဝစနိယော-သည်၊ အဿ-ရာ၏၊ ကိံ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊
 အာယသ္မာ-သည်၊ ဧဝံ-သို့၊ မာ အဝစ-လင့်၊ ဘဂဝန္တံ-ကို၊ မာ အဗ္ဗာစိက္ခိ-
 လင့်၊ ဘဂဝတော-ကို၊ အဗ္ဗက္ခာနံ-သည်၊ န ဟိ သာဓု-သည်သာ၊ ဘဂဝါ-
 သည်၊ ဧဝံ-သို့၊ နဟိ ဝဒေယျ-ပါသည်သာ၊ အာဝုသော-ရှင်၊ ယံ ယေန ဌာနေန-
 ကြောင့်၊ ယံ ယေန အဝကာသေန-ကြောင့်၊ ဥပေက္ခာယ-သော၊ စေတော
 ဝိမုတ္တိယာ-ကို၊ ဘာဝိတာယ-သော်၊ ဗဟုလိကတာယ-သော်၊ ယာနိကတာယ-

သော်၊ ဝတ္ထုကတယ-သော်၊ အနုဋ္ဌိတယ-သော်၊ ပရိစိတယ-သော်၊ သု-
 သမာရဒ္ဒါယ-သော်၊ အထ စ ပန-လျက်၊ အဿ ဘိက္ခုနော-၏၊ စိတ္တိ-ကို၊
 ရာဂေါ-သည်၊ ပရိယာဒါယ-၍၊ ဌဿဘိ-လတ္တံ၊ ဇေတံ ဌာနံ-သည်၊ အဌာနံ-ခဲ၊
 ဇေသော အဝကာသော-သည်၊ အနဝကာသော-ခဲ၊ ဇေတံဌာနံ-သည်၊ န ဝိဇ္ဇတိ-
 မရှိ၊ အာဝုသော-ရှင်၊ ဟိ-ရာဂ၏ ဥပေက္ခာသမာဓိကို မလှမ်းမိုးနိုင်ပုံ အလုံးစုံ
 ကို အကုန်အစင် ထင်စွာပြအံ၊ ဥပေက္ခာ-သော၊ ယဒိဒံ=ယာ အယံ စေတော
 ဝိမုတ္တိ-သည်၊ အတ္ထိ-၏၊ ဇေတံ-ဤဥပေက္ခာသမာဓိသည်၊ ရာဂဿ-၏၊ ဝါ-သည်၊
 နိဿရဏံ-တည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။ (၁၇-၄)။

အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ ဧဝံ-သို့၊ ဝဒေယျ-
 ဌားအံ၊ ကိ-သို့၊ ဝဒေယျ-နည်း၊ မေ-သည်၊ အနိမိတ္တာဟိ ခေါ-ရာဂ၊ ဒေါသ၊
 မောဟတည်းဟူသော ကိလေသာနိမိတ်၊ ရူပဝေဒနာအစရှိသော နိမိတ်မရှိသည်
 သာလျှင်ဖြစ်သော၊ စေတောဝိမုတ္တိ-စေတောဝိမုတ္တိကို၊ ဝါ- ကိလေသာတို့မှ
 လွတ်ပြီးသော အရဟတ္တဖိုလ်သမာဓိကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိကတာ-အပ်
 ပြီ၊ ယာနိကတာ-အပ်ပြီ၊ ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-
 အပ်ပြီ၊ သုသမာရဒ္ဒါ-အပ်ပြီ၊ အထ စ ပန-ပါသော်လည်း၊ မေ-၏၊ ဝိညာဏံ-
 ဝိညာဏံသည်၊ နိမိတ္တာနုသာရိ-ရာဂ၊ ဒေါသ၊ မောဟတည်းဟူသော ကိလေသာ
 နိမိတ်၊ ရူပဝေဒနာအစရှိသော နိမိတ်သို့ အစဉ်လိုက်လေ့ရှိသည်၊ ဖောတိ-၏၊
 ဣတိ ဧဝံ-သို့၊ ဝဒေယျ-အံ၊ သောဘိက္ခု-သည်၊ ဝါ-ကို၊ တံ-သည်၊ ဧဝံ-သို့၊
 မာ အဝစ-လင့်၊ ဣတိ-သို့၊ ပဋိဗာဟိတော-၍၊ ဝစနိယော-သည်၊ အဿ-ရာ၏၊
 ကိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာသနည်း၊ အာယသ္မာ-သည်၊ ဧဝံ-သို့၊ မာ
 အဝစ-လင့်၊ ဘဂဝန္တံ-ကို၊ မာ အပ္ပာစိက္ခိ-လင့်၊ အဂဝတော-ကို၊ အပ္ပက္ခာနံ-
 သည်၊ န ဟိ သာဓု-သည်သာ၊ ဘဂဝါ-သည်၊ ဧဝံ-သို့၊ န ဟိ ဝဒေယျ-သည်
 သာ၊ အာဝုသော-ရှင်၊ ယံ ယေန ဌာနေန-ကြောင့်၊ ယံ ယေန အဝကာသေန-
 ကြောင့်၊ အနိမိတ္တယ-သော၊ စေတောဝိမုတ္တိယာ-ကို၊ ဘာဝိတယ-သော်၊
 ဗဟုလိကတယ-သော်၊ ယာနိကတယ-သော်၊ ဝတ္ထုကတယ-သော်၊ အနု-
 ဋ္ဌိတယ-သော်၊ ပရိစိတယ-သော်၊ သုသမာရဒ္ဒါယ-သော်၊ အထ စ ပန-
 ပါလျက်၊ အဿ ဘိက္ခုနော-၏၊ ဝိညာဏံ-သည်၊ နိမိတ္တာနုသာရိ-သည်၊
 ဘဝိဿတိ-လတ္တံ၊ ဇေတံ ဌာနံ-သည်၊ အဌာနံ-ခဲ၊ ဇေသော အဝကာသော-
 သည်၊ အနဝကာသော-ခဲ၊ ဇေတံ ဌာနံ-သည်၊ န ဝိဇ္ဇတိ-မရှိ၊ အာဝုသော-တို့၊
 ဟိ-ရာဂ၊ ဒေါသ၊ မောဟတည်းဟူသော ကိလေသာနိမိတ်၊ ရူပဝေဒနာ အစရှိ
 သောနိမိတ်တို့၏ အရဟတ္တဖိုလ်သမာဓိကို မလှမ်းမိုးနိုင်ပုံအလုံးစုံကို အကုန်အစင်
 ထင်စွာ ပြအံ၊ အနိမိတ္တာ-သော၊ ယဒိဒံ=ယာ အယံ စေတော ဝိမုတ္တိ-သည်၊
 အတ္ထိ-၏၊ ဇေတံ-ဤ အရဟတ္တဖိုလ် သမာဓိသည်၊ သဗ္ဗ နိမိတ္တာနံ-အလုံးစုံသော



နိမိတ်တို့၏၊ ဝါ-တို့သည်၊ နိဿရဏံ-တည်း၊ ဣတိဝေ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။ (၁၇-၅)။

အာဝုသော-တို့၊ ဣမ ဣမသို့ သာသနေဋ္ဌိ၊ ဘိက္ခု-သည်၊ ဝေ-သို့၊ ဝဒေယျ-
ဌားအံ၊ ကိ-သို့၊ ဝဒေယျ-ရာသနည်း၊ မေ-အား၊ အသ္မိတိ မာနဇာတံ-ငါ
ငါဟူ၍ဖြစ်သော မာနသည်၊ ဝိဂတံ-ကင်းခဲ့ပြီ၊ အဟံ-ဤ ငါးပါးသော ခန္ဓာ
တို့တွင် တစ်ပါးပါးသောလက္ခဏာရှိသော အတ္တသည်၊ အဟံ-ငါသည်၊ အသ္မိ-
ဖြစ်ခဲ့၏၊ ဣတိ-သို့၊ န သမနုပဿာမိ-အဖန်ဖန်မရှု၊ အထ စ ပန-ထိုသို့ပင် မရှု
ပါသော်လည်း၊ မေ-၏၊ စိတ္တံ-ကို၊ ဝိစိကိစ္ဆာကထံကထာသလ္လံ-ဝိစိကိစ္ဆာ တည်း
ဟူသော အသ္မိနည်း၊ အသ္မိနည်း ဟူ၍ဖြစ်သော တွေးတောယုံမှားခြင်း ငြောင့်
ခလုတ်သည်၊ ပရိယာဒါယ-၍၊ တိဋ္ဌတိ-၏၊ ဣတိ ဝေ-သို့၊ ဝဒေယျ-ဌားအံ၊
သော ဘိက္ခု-သည်၊ ဝါ-ကို၊ တံ-သည်၊ ဝေ-သို့၊ မာ အဝစ-လင့်၊ ဣတိ-သို့၊
ပဋိဗာဟိတော-၍၊ ဝစနိယော-သည်၊ အဿ-ရာ၏၊ ကိ-သို့၊ ဝစနိယော-သည်၊
အဿ-နည်း၊ ဘဂဝန္တံ-ကို၊ မာ အဗ္ဘာစိက္ခိ-လင့်၊ ဘဂဝတော-ကို၊ အဗ္ဘက္ခာနံ-
သည်၊ နဟိ သာဓု-သည်သာ၊ ဘဂဝါ-သည်၊ ဝေ-သို့၊ နဟိ ဝဒေယျ-ပါသည်
သာ၊ အာဝုသော-ရှင်၊ ယံ ယေန ဌာနေန-ကြောင့်၊ ယံ ယေန အဝကာသေန-
ကြောင့်၊ အသ္မိတိ မာနဇာတေ-ငါ ငါဟူ၍ ဖြစ်သော မာနသည်၊ ဝိဂတေ-
ကင်းပြီးသည် ရှိသော်၊ အဟံ-သည်၊ အဟံ-သည်၊ အသ္မိ-၏၊ ဣတိ-သို့၊ အ-
သမနုပဿတော-မရှုသည်ရှိသော်၊ အထ စ ပန-ပါလျက်၊ အဿ ဘိက္ခုနော-
၏၊ စိတ္တံ-ကို၊ ဝိစိကိစ္ဆာကထံကထာသလ္လံ-သည်၊ ပရိယာဒါယ-၍၊ ဌဿတိ-
လတ္တံ၊ ဇေတံ ဌာနံ-သည်၊ အဌာနံ-ခဲ့၊ သော အဝကာသော-သည်၊ အနဝ-
ကာသော-ခဲ့၊ ဇေတံ ဌာနံ-သည်၊ န ဝိဇ္ဇတိ-မရှိ၊ အာဝုသော-ရှင်၊ ဟိ-ဝိစိကိစ္ဆာ
တည်းဟူသော အသ္မိနည်း၊ အသ္မိနည်းဟူသော တွေးတောယုံမှားခြင်း ငြောင့်
ခလုတ်၏ အရဟတ္တဖိုလ် သမာဓိကို မလှမ်းမိုးနိုင်ပုံ အလုံးစုံကို အကုန်အစင်
ထင်စွာပြအံ၊ အသ္မိတိ မာနဿ-ငါ ငါဟူ၍ဖြစ်သော မာနကို၊ ယဒိဒံ-ယော
အဟံ သမုက္ခာတော-အကြင် အကြွင်းမဲ့ ပယ်နှုတ်တတ်သော အရဟတ္တဖိုလ်
သမာဓိသည်၊ အတ္ထိ-၏၊ ဇေတံ-ဤ အရဟတ္တဖိုလ် သမာဓိသည်၊ ဝိစိကိစ္ဆာကထံ
ကထာသလ္လဿ-၏၊ ဝါ-သည်၊ နိဿရဏံ-တည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊
အဿ-ရာ၏၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၇-၆)။

၃၂၇။ အနုတ္တရိယာနိ- အနုတ္တရိယ တို့သည်၊ ဝါ- အတုမရှိ မြတ်သော
တရားတို့သည်၊ ဒဿနာနုတ္တရိယံ-ဒဿနာနုတ္တရိယ လည်းကောင်း၊ ဝါ-မြင်ခြင်း
အပေါင်းတို့တွင် မိမိကိုလွန်သော မြင်ရခြင်းမရှိသော မြင်ရခြင်းလည်းကောင်း၊
ဝါ-မြင်ခြင်း အပေါင်းတို့တွင် အတုမရှိ မြတ်သောမြင်ရခြင်း လည်းကောင်း၊

သဝနာနုတ္တရိယံ-သဝနာနုတ္တရိယလည်းကောင်း၊ ဝါ-ကြားနာရခြင်းအပေါင်းတို့တွင် မိမိကိုလွန်သောကြားနာရခြင်းမရှိသော ကြားနာရခြင်းလည်းကောင်း၊ ဝါ-ကြားနာရခြင်းအပေါင်းတို့တွင် အတုမရှိမြတ်သော ကြားနာရခြင်းလည်းကောင်း၊ လာဘာနုတ္တရိယံ- လာဘာနုတ္တရိယ လည်းကောင်း၊ ဝါ-ရခြင်းအပေါင်းတို့တွင် မိမိကိုလွန်သော ရခြင်းမရှိသော ရခြင်းလည်းကောင်း၊ ဝါ-ရခြင်းအပေါင်းတို့တွင် အတုမရှိမြတ်သောရခြင်းလည်းကောင်း၊ သိက္ခာနုတ္တရိယံ- သိက္ခာနုတ္တရိယလည်းကောင်း- ဝါ-ကျင့်ခြင်းအပေါင်းတို့တွင် မိမိကိုလွန်သော ကျင့်ခြင်းမရှိသော ကျင့်ခြင်းလည်းကောင်း၊ ဝါ-ကျင့်ခြင်း အပေါင်းတို့တွင် အတုမရှိမြတ်သော ကျင့်ခြင်းလည်းကောင်း၊ ပါရိစရိယာနုတ္တရိယံ-ပါရိစရိယာနုတ္တရိယလည်းကောင်း၊ ဝါ-လုပ်ကျွေးခြင်းအပေါင်းတို့တွင် မိမိကိုလွန်သော လုပ်ကျွေးခြင်း မရှိသော လုပ်ကျွေးခြင်း လည်းကောင်း၊ ဝါ-လုပ်ကျွေးခြင်းအပေါင်းတို့တွင် အတုမရှိမြတ်သော လုပ်ကျွေးခြင်းလည်းကောင်း၊ အနုဿတာနုတ္တရိယံ - အနုဿတာနုတ္တရိယ လည်းကောင်း၊ ဝါ - အောက်မေ့ခြင်းအပေါင်းတို့တွင် မိမိကိုလွန်သော အောက်မေ့ခြင်းမရှိသော အောက်မေ့ခြင်းလည်းကောင်း၊ ဝါ-အောက်မေ့ခြင်း အပေါင်းတို့တွင် အတုမရှိ မြတ်သော အောက်မေ့ခြင်း လည်းကောင်း၊ ဣတိ-သ္မိ၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၈)။

အနုဿတိဋ္ဌာနာနိ- အနုဿတိဋ္ဌာနတို့သည်၊ ဝါ-ဒိဋ္ဌဓမ္မိက သမ္ပရာယိက-ပရမတ္ထဖြစ်သော စီးပွားချမ်းသာတို့၏ တည်ရာအကြောင်းဖြစ်သော အောက်မေ့ခြင်းတို့သည်၊ ဗုဒ္ဓါနုဿတိ-ဗုဒ္ဓါနုဿတိလည်းကောင်း၊ ဝါ-မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်ကို အဖန်ဖန်အောက်မေ့ခြင်း လည်းကောင်း၊ ဓမ္မာနုဿတိ-ဓမ္မာနုဿတိ လည်းကောင်း၊ ဝါ-တရားတော်၏ ဂုဏ်တော် ကျေးဇူးတော်ကို အဖန်ဖန်အောက်မေ့ခြင်းလည်းကောင်း၊ သံဃာနုဿတိ-သံဃာနုဿတိလည်းကောင်း၊ ဝါ-သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်ကို အဖန်ဖန်အောက်မေ့ခြင်းလည်းကောင်း၊ သီလာနုဿတိ-သီလာနုဿတိလည်းကောင်း၊ ဝါ-သီလ၏ ဂုဏ်ကျေးဇူးကို အဖန်ဖန်အောက်မေ့ခြင်းလည်းကောင်း၊ စာဂါနုဿတိ- စာဂါနုဿတိလည်းကောင်း၊ ဝါ- စွန့်ကြဲခြင်းကို အဖန်ဖန် အောက်မေ့ခြင်း လည်းကောင်း၊ ဒေဝတာနုဿတိ- ဒေဝတာနုဿတိ လည်းကောင်း၊ ဝါ-နတ်တို့ကို သက်သေအရာ၌ထား၍ မိမိ၏ဂုဏ်ကျေးဇူးကို အဖန်ဖန်အောက်မေ့ခြင်းလည်းကောင်း၊ ဣတိ-သ္မိ၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၉)။

၃၂၈။ သတတဝိဟာရာ-ရဟန္တာပုဂ္ဂိုလ်တို့၏ အမြဲနေခြင်းတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိ-အာသနေ-၌၊ တိက္ခာ-ရဟန္တာရဟန်းသည်၊ စက္ခုနာ-စက္ခုပသာဒဖြင့်၊ ဝါ-စက္ခုဝိညာဏ်ဖြင့်၊ ရူပံ-ရူပါရုံကို၊ ဒိဿာ-မြင်ရသည်ရှိ

သော်၊ သုမနော-ကောင်းသောစိတ်ရှိသည်၊ နေဝဟောတိ-မဖြစ်၊ ဒုမ္မနော-
 မကောင်းသောစိတ်ရှိသည်၊ န ဟောတိ-မဖြစ်၊ ဥပေက္ခကော-လျစ်လျူရှုတတ်
 သော တတြမဇ္ဈတ္တပေက္ခာရှိသည်၊ သဘော-အောက်မေ့တတ်သောသတိရှိသည်၊
 သမ္ပဇာနော-ကောင်းစွာအပြားအားဖြင့်သိတတ်သောဉာဏ်ရှိသည်၊ ဟုတုာစ-
 ဖြစ်၍သာလျှင်၊ ဝိဟရတိ-နေ၏၊ သောတေန - သောတပသာဒဖြင့်၊ ဝါ-
 သောတဝိညာဏ်ဖြင့်၊ သဒ္ဓိ-သဒ္ဓါရုံကို၊ ဟုတုာ-ရှိသော်၊ သုမနော-သည်၊
 နေဝဟောတိ-မဖြစ်၊ ဒုမ္မနော-သည်၊ န ဟောတိ-မဖြစ်၊ ဥပေက္ခကော-သည်၊
 သဘော-သည်၊ သမ္ပဇာနော-သည်၊ ဟုတုာစ-သာလျှင်၊ ဝိဟရတိ-၏၊ သာနေန-
 သာနပသာဒဖြင့်၊ ဝါ-သာနဝိညာဏ်ဖြင့်၊ ဂန္ဓိ-ဂန္ဓာရုံကို၊ သာယိတုာ-နမ်း
 ရသည်ရှိသော်။ပ။ ဇိဝှာယ-ဇိဝှာပသာဒဖြင့်၊ ဝါ-ဇိဝှာဝိညာဏ်ဖြင့်၊ ရသံ-ရသာရုံ
 ကို၊ သာယိတုာ-လျက်ရသည်ရှိသော်။ပ။ ကာယေန-ကာယပသာဒဖြင့်၊ ဝါ-
 ကာယဝိညာဏ်ဖြင့်၊ ဖောဠဗ္ဗိ-ဖောဠဗ္ဗာရုံကို၊ ဗုသိတုာ-သည်ရှိသော်။ပ။ မနသာ-
 စိတ်ဖြင့်၊ ဝါ-မနောဝိညာဏ်ဖြင့်၊ ဓမ္မံ-ဓမ္မာရုံကို၊ ဝိညာယ-သိရသည်ရှိသော်။ပ။
 သုမနော-သည်။ နေဝဟောတိ-မဖြစ်၊ ဒုမ္မနော-သည်၊ န ဟောတိ-မဖြစ်၊
 ဥပေက္ခကော-သည်၊ သဘော-သည်၊ သမ္ပဇာနော-သည်၊ ဟုတုာစ-၍သာလျှင်၊
 ဝိဟရတိ-၏၊ ဣတိ-သို့၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၀)။

၃၂၉။ အဘိဇာတိယော - အဘိဇာတိတို့သည်၊ ဝါ - ဖြစ်ခြင်းတို့သည်၊
 အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-ဤလောက၌၊ ဧကစ္စော-အချို့သော၊
 ပုဂ္ဂလော-သည်၊ ကဏှာဘိဇာတိကော-မည်းနက်သောဇာတ်ရှိသည်၊ ဝါ-
 မည်းနက်သောဖြစ်ခြင်းရှိသည်၊ ဝါ-ယုတ်ညံ့အောက်ကျသောအမျိုး၌ ဖြစ်ခြင်း
 ရှိသည်၊ သမာနော-ဖြစ်လျက်၊ ကဏှံ-မည်းနက်သော၊ ဝါ-ယုတ်ညံ့အောက်ကျ
 သော၊ ဓမ္မံ-ဒေသဒုဿီလျဓမ္မကို၊ အဘိဇာယတိ-ဖြစ်စေ၏၊ အာဝုသော-တို့၊
 ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကစ္စော-သော၊ ပုဂ္ဂလော-သည်၊ ကဏှာဘိဇာတိကော-
 သည်၊ သမာနော-လျက်၊ သုက္ကံ-ဖြူစင်သော၊ ဓမ္မံ-တရားကို၊ အဘိဇာယတိ-၏၊
 အာဝုသော-တို့၊ ဧကစ္စော-သော၊ ပုဂ္ဂလော-သည်၊ ကဏှာဘိဇာတိကော-
 သည်၊ သမာနော-လျက်၊ အကဏှံ-မည်းလည်းမမည်းနက်သော၊ အသုက္ကံ-
 ဖြူလည်းမဖြူစင်သော၊ နိဗ္ဗာနံ - ကိလေသာတို့ကို ငြိမ်းအေးစေတတ်သော
 အရဟတ္တဖိုလ်ကို၊ အဘိဇာယတိ-၏၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ လောကေ-၌၊
 ဧကစ္စော-သော၊ ပုဂ္ဂလော-သည်၊ သုက္ကံဘိဇာတိကော-ဖြူစင်သောဇာတ်ရှိသည်၊
 ဝါ-ဖြူစင်သောဖြစ်ခြင်းရှိသည်၊ ဝါ-ဖြူစင်သောအမျိုး၌ဖြစ်ခြင်းရှိသည်၊ သမာ-
 နော-လျက်၊ သုက္ကံ-သော၊ ဓမ္မံ-ကို၊ အဘိဇာယတိ-၏၊ အာဝုသော-တို့၊
 ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကစ္စော-သော၊ ပုဂ္ဂလော-သည်၊ သုက္ကံဘိဇာတိကော-
 သည်၊ သမာနော-လျက်၊ ကဏှံ-သော၊ ဓမ္မံ-ကို၊ အဘိဇာယတိ-၏၊ အာဝုသော-

တို့၊ ဣဒ ဣမသ္မိ လောကေ-ဌိ၊ ဧကစ္စော-သော၊ ပုဂ္ဂလော-သညိ၊ သုက္ကာဘိ-
 ဇာတိကော-သညိ၊ သမာနော-လျက်၊ အကဏှိ-သော၊ နိဗ္ဗာန်-ကို၊ အဘိ-
 ဇာယတိ-၏၊ ဣတိ-သ္မိ၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၁)။

နိဗ္ဗေဓဘာဂိယာ-မဂ်ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်သော နိဗ္ဗာန်သို့ သက်ဝင်
 ဆည်းကပ်တတ်ကုန်သော၊ သညာ-သညာတို့သည်၊ အနိစ္စသညာ-အနိစ္စသညာ
 လည်းကောင်း၊ ဝါ-အနိစ္စဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်
 သော သညာ လည်းကောင်း၊ ဝါ-မမြဲဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာ
 ဉာဏ်၌ဖြစ်သော သညာ လည်းကောင်း၊ အနိစ္စ-မမြဲသော ငါးပါးသောခန္ဓာ
 အပေါင်း၌၊ ဒုက္ခသညာ-ဒုက္ခဟူ၍ဖြစ်သော သညာ လည်းကောင်း၊ ဝါ-ဒုက္ခ
 ဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာလည်းကောင်း၊
 ဝါ-ဆင်းရဲ၏ဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာ
 လည်းကောင်း၊ ဒုက္ခ-ဆင်းရဲသော ငါးပါးသောခန္ဓာအပေါင်း၌၊ အနတ္တ-
 သညာ-အနတ္တသညာဟူ၍ဖြစ်သော သညာ လည်းကောင်း၊ ဝါ-အနတ္တဟူ၍
 အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာ လည်းကောင်း၊ ဝါ-
 အတ္တမဟုတ်ဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာ
 လည်းကောင်း၊ မဟာဒနသညာ-မဟာဒနသညာ လည်းကောင်း၊ ဝါ-ပယ်ခြင်း၌
 အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာ လည်းကောင်း၊
 ဝါ-ဝိရာဂသညာ-ဝိရာဂသညာ လည်းကောင်း၊ ဝါ-စက်ဆုပ်ခြင်း အခြင်းအရာ၏
 အစွမ်းအားဖြင့် အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာ
 လည်းကောင်း၊ နိရောဓသညာ-နိရောဓသညာ လည်းကောင်း၊ ဝါ-ချုပ်ခြင်းကို
 အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာ လည်းကောင်း၊
 ဣတိ-သ္မိ၊ ဆ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂၂)။

အာဝုသော-တို့၊ ဆသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊ ယထာ-
 အားဖြင့်၊ သင်္ဂါယမာနာန်-ကုန်သော၊ အဝိဝဒမာနာန်-ကုန်သော၊ တုမ္မာကံ-
 တို့၏၊ ဣဒံ ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊
 တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမ္မေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗိ-
 ရာ၏၊ န ဝိဝဇီတဗ္ဗိ-ရာ၊ တံ သင်္ဂါယန အဝိဝဒနံ-သည်၊ ဗဟုဇနဟိတာယ-
 ငှာလည်းကောင်း၊ ဗဟုဇနသုခါယ-ငှာလည်းကောင်း၊ လောကာနုကမ္မာယ-
 ငှာလည်းကောင်း၊ ဒေဝမနုဿာန်-တို့၏၊ အတ္ထာယံ-ငှာလည်းကောင်း၊ ဟိတာယ-
 ငှာလည်းကောင်း၊ သုခါယ-ငှာလည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊
 ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနာဂတော-
 သည်၊ သမ္မာ-စွာ၊ အက္ခာတာ-ကုန်သော၊ ဆ-ကုန်သော၊ တေ ဓမ္မာ-တို့သည်၊
 ဣမခေါ-ဤသည်တို့ပင်တည်း။

သတ္တက

၃၃၀။ အာဝုသော-တို့၊ သတ္တသု-ကုန်သော၊ ယတ္ထ ယေသုဓမ္မေသု-တို့၌၊
 ယသာ-အားဖြင့်၊ သင်္ဂီယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊
 ဟုမ္မာကံ-တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-
 ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုဓမ္မဟိ-တို့သည်၊ သင်္ဂီယံ-
 တဗ္ဗိ-ရာ၏၊ န ဝိဝဒိတဗ္ဗိ-ရာ၊ တံ သင်္ဂီယန အဝိဝဒနံ-သည်၊ ဗဟုဇနဟိတာယ-
 ငှာလည်းကောင်း၊ ဗဟုဇနသုခါယ-ငှာလည်းကောင်း၊ လောကာနုကမ္မာယ-
 ငှာလည်းကောင်း၊ ဧဝမနုဿာနံ-တို့၏၊ အတ္ထာယ-ငှာလည်းကောင်း၊ ဟိတာ-
 ယ-ငှာလည်းကောင်း၊ သုခါယ-ငှာလည်းကောင်း၊ အဿ-ရာ၏၊ ဇာနဘာ-
 သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေန
 ဘဂဝတာ-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-ကုန်သော၊ သတ္တ-ကုန်သော၊ တေ
 ဓမ္မာ-တို့သည်၊ အတ္ထိဓေါ-ကုန်သည်သာ၊ သတ္တ-ကုန်သော၊ တေဓမ္မာ-တို့သည်၊
 ကတမေ-တို့နည်း။

အရိယဇနာနိ-အရိယာပုဂ္ဂိုလ်တို့၏ဥစ္စာတို့သည်၊ ဝါ-ကိလေသာမြို့မှူး ညစ်
 အကြေးမှ ကင်းဝေးစင်ကြယ်ကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏
 ဥစ္စာတို့သည်၊ လဒ္ဓါဇနံ-သဒ္ဓါဇန လည်းကောင်း၊ ဝါ-သဒ္ဓါသာလျှင်ဖြစ်သော
 ဥစ္စာလည်းကောင်း၊ သီလဇနံ-သီလဇန လည်းကောင်း၊ ဝါ-သီလသာလျှင်ဖြစ်
 သော ဥစ္စာလည်းကောင်း၊ ဟိရိဇနံ-ဟိရိဇနလည်းကောင်း၊ ဝါ-ဟိရိသာလျှင်
 ဖြစ်သော ဥစ္စာ လည်းကောင်း၊ ဩတ္တပ္ပဇနံ-ဩတ္တပ္ပဇန' လည်းကောင်း၊ ဝါ-
 ဩတ္တပ္ပသာလျှင်ဖြစ်သောဥစ္စာလည်းကောင်း၊ သုတဇနံ-သုတဇနလည်းကောင်း၊
 ဝါ-သုတသာလျှင် ဖြစ်သောဥစ္စာ လည်းကောင်း၊ စာဂဇနံ-စာဂဇန လည်း
 ကောင်း၊ ဝါ-ပေးကမ်း စွန့်ကြဲခြင်း သာလျှင်ဖြစ်သော ဥစ္စာလည်းကောင်း၊
 ပညာဇနံ-ပညာဇနလည်းကောင်း၊ ဝါ-ပညာသာလျှင်ဖြစ်သော ဥစ္စာလည်း
 ကောင်း၊ ဣတိ-သို့၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁)။

ဗောဇ္ဈင်္ဂါ-ဗောဇ္ဈင်တို့သည်၊ ဝါ-ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ
 နိုးတတ်သောအရိယာသာဝက၏အကြောင်းတို့သည်၊ သတိသမ္မောဇ္ဈင်္ဂါ-သတိ
 သမ္မောဇ္ဈင် လည်းကောင်း၊ ဝါ-သတိ သာလျှင် ဖြစ်သော ချီးမွမ်းအပ်သော
 ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှနိုးတတ်သော အရိယာ သာဝက၏
 အကြောင်းလည်းကောင်း၊ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂါ-ဓမ္မဝိစယသမ္မောဇ္ဈင်လည်း
 ကောင်း၊ ဝါ-ဓမ္မဝိစယသာလျှင်ဖြစ်သော ချီးမွမ်းအပ်သော လေးပါးသော
 သစ္စာကိုသိသတ်သော အရိယာသာဝက၏ အကြောင်းလည်းကောင်း၊ ဝီရိယ-
 သမ္မောဇ္ဈင်္ဂါ-ဝီရိယသမ္မောဇ္ဈင်လည်းကောင်း၊ ဝါ-ဝီရိယသာလျှင်ဖြစ်သော

ချီးမွမ်းအပ်သော နိဗ္ဗာန်ကိုသိတတ်သော အရိယာသာဝက၏အကြောင်းလည်းကောင်း၊ ပီတိသမ္မောဇ္ဈင်္ဂါ-ပီတိသမ္မောဇ္ဈင်လည်းကောင်း၊ ဝါ-ပီတိသာလျှင် ဖြစ်သော ကောင်းသော ကိလေသာ ဇာည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတတ်သော အရိယာသာဝက၏ အကြောင်းလည်းကောင်း၊ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂါ-ပဿဒ္ဓိသမ္မောဇ္ဈင်လည်းကောင်း၊ ဝါ-ပဿဒ္ဓိသာလျှင်ဖြစ်သော လေးပါးသော သစ္စာကိုသိတတ်သော အရိယာသာဝက၏ အကြောင်းလည်းကောင်း၊ သမာဓိသမ္မောဇ္ဈင်္ဂါ-သမာဓိ သမ္မောဇ္ဈင် လည်းကောင်း၊ ဝါ-သမာဓိသာလျှင် ဖြစ်သော ကောင်းသောနိဗ္ဗာန်ကို သိတတ်သော အရိယာသာဝက၏ အကြောင်းလည်းကောင်း၊ ဥပေက္ခာသမ္မောဇ္ဈင်္ဂါ-ဥပေက္ခာသမ္မောဇ္ဈင် လည်းကောင်း၊ ဝါ-ဥပေက္ခာ သာလျှင်ဖြစ်သော ချီးမွမ်းအပ်သော ကိလေသာ ဇာည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြောင်းဖြစ်သော ဓမ္မသာမဂ္ဂိ၏ အစိတ် လည်းကောင်း၊ ဣတိ-သို့၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။ ၂)။

သမာဓိပရိက္ခာရာ-သမာဓိ၏ အခြံအရံတို့သည်၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာ လေးပါးသောသစ္စာကို သိတတ်သော ပညာ လည်းကောင်း၊ သမ္မာသင်္ကပ္ပော-သမ္မာသင်္ကပ္ပ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာကြံတတ်သော ဝိတက် လည်းကောင်း၊ သမ္မာဝါစာ-သမ္မာဝါစာ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာ ပြောဆိုကြောင်း ဖြစ်သော ဝိရတိ လည်းကောင်း၊ သမ္မာကမ္မန္တော-သမ္မာကမ္မန္တ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာ ပြုကြောင်းဖြစ်သော ဝိရတိ လည်းကောင်း၊ သမ္မာအာဇီဝေါ-သမ္မာအာဇီဝ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာ အသက်မွေးကြောင်းဖြစ်သော ဝိရတိ လည်းကောင်း၊ သမ္မာဝါယာမော-သမ္မာဝါယာမ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာ အားထုတ်ကြောင်း ဖြစ်သော ဝီရိယ လည်းကောင်း၊ သမ္မာသတိ-သမ္မာသတိ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာအောက်မေ့ဘတ်သော သတိ လည်းကောင်း၊ ဣတိ-သို့၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃)။

အသဒ္ဓမ္မာ-သူတော်မဟုတ် သူယုတ်မာတို့၏ တရားတို့သည်၊ ဝါ-မချီးမွမ်းအပ်သော တရားတို့သည်၊ အာဝုသော-တို့၊ ဣဒ ဣမသို့ သာသနေ-၌၊ ဘိက္ခုဆည်း၊ အဿဒ္ဓေါ-ရတနာသုံးပါး ကံ၊ကံ၏ အကျိုးကို ဝယ်ကြည်ဆတ်သည်၊ ဟောတိ-၏၊ အဟိရိကော-ရှက်ခြင်းမရှိသည်၊ ဟောတိ-၏၊ အနောတ္တပ္ပိ-ထိတ်လန့်ခြင်း မရှိသည်၊ ဟောတိ-၏၊ အပ္ပဿဘော-နည်းသော ကြားနာ အပ်ပြီးသော ပရိယတ္တိရှိသည်၊ ဟောတိ-၏၊ ကုသိတော-ပျင်းရိသည်၊ ဟောတိ-၏၊ မုဋ္ဌသတိ-ပျောက်ပျက်သော သတိရှိသည်၊ ဟောတိ-၏၊ ဒုပ္ပညော-ပညာမရှိသည်၊ ဟောတိ-၏၊ ဣတိ-သို့၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၄)။

သဒ္ဓမ္မာ-သုတော်ကောင်းတို့၏ တရားတို့သည်၊ ဝါ-ထင်ရှားရှိသော တရားတို့သည်၊ ဝါ-ချီးမွမ်းအပ်သော တရားတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သဒ္ဓေါ-ရတနာသုံးပါး ကံ၊ ကံ၏အကျိုးကို ယုံကြည်တတ်သည်၊ ဟောတိ-၏၊ ဟိရိမာ-ရှက်ခြင်းရှိသည်၊ ဟောတိ-၏၊ သြတ္တပို့ထိတ်လန့်ခြင်းရှိသည်၊ ဟောတိ-၏၊ ဗဟုဿုတော-များသော ကြားနာအပ်ပြီးသော ပရိယတ္တိရှိသည်၊ ဟောတိ-၏၊ အာရဒ္ဓဝီရိယော- အားထုတ်အပ်ပြီးသော ဝီရိယရှိသည်၊ ဟောတိ-၏၊ ဥပဋ္ဌိတဿတိ-အာရုံသို့ ရှေးရှုကပ်၍တည်သော သတိရှိသည်၊ ဟောတိ-၏၊ ပညဝါ-ပညာရှိသည်၊ ဟောတိ-၏၊ ဣတိ-သို့၊ သတ္တတို့သည်၊ ဟောန္တိ-ကုန်၏။ (၅)။

သပ္ပုရိသဓမ္မာ- သုတော်ကောင်းတို့၏ တရားတို့သည်၊ ဝါ-တင့်တယ်သော ယောကျ်ားတို့၏ တရားတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ ဓမ္မညူစ-ပရိယတ္တိတရားကို သိခြင်းအလေ့ရှိသည်လည်း၊ ဟောတိ-၏၊ အတ္တညူ စ-ပရိယတ္တိအနက်ကို သိခြင်းအလေ့ ရှိသည်လည်း၊ ဟောတိ-၏၊ အတ္တညူ စ-မိမိ အတိုင်းအရှည်ကို သိခြင်းအလေ့ ရှိသည်လည်း၊ ဟောတိ-၏၊ မတ္တညူ စ-ခံယူခြင်း၊ သုံးဆောင်ခြင်း၌ အတိုင်းအရှည်ကို သိခြင်းအလေ့ ရှိသည်လည်း၊ ဟောတိ-၏၊ ကာလညူ စ-ပါဠိသင်ချိန်အခါ၊ အဋ္ဌကထာကို သင်ချိန်အခါ၊ ကမ္မဋ္ဌာန်းကို အားထုတ်ချိန် အခါကို သိခြင်းအလေ့ ရှိသည်လည်း၊ ဟောတိ-၏၊ ပရိသညူ စ-ရှစ်ပါးအပြားရှိသော ပရိသတ်ကို သိခြင်းအလေ့ ရှိသည်လည်း၊ ဟောတိ-၏၊ ပုဂ္ဂလညူ စ-မှီဝဲသင့်သော ပုဂ္ဂိုလ်၊ မမှီဝဲသင့်သော ပုဂ္ဂိုလ်ကို သိခြင်းအလေ့ရှိသည်လည်း၊ ဟောတိ-၏၊ ဣတိ-သို့၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၆)။

၉၃၁။ နိဒ္ဒသစတ္ထုနိ - နိဒ္ဒသာဒိ ငတ္ထုတို့သည်၊ ဝါ- ဆယ်နှစ် မရှိသော ရဟန်း အစရှိသည်တို့၏ တည်ရာ အကြောင်းတို့သည်၊ ဝါ-ဆယ်နှစ် မရှိသော ရဟန်း အစရှိသည်ဟူ၍ ပြောဆိုခြင်း၏ အကြောင်းတို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သိက္ခာသမာဒါနေ-သိက္ခာကို ကောင်းစွာယူခြင်း၌၊ ဝါ- သိက္ခာကို ဆောက်တည်ခြင်း၌၊ တိဗ္ဗစ္ဆန္ဓော စ-ထက်သော ဆန္ဒ ရှိသည် လည်းကောင်း၊ အာယတိ-နောင်အခါ၌၊ သိက္ခာသမာဒါနေ-၌၊ အဝိဂတပေမော စ-မကင်းသော ချစ်ခြင်းရှိသည် လည်းကောင်း၊ ဟောတိ-၏၊ ဓမ္မနိသန္တိယာ-တောဘူမကတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် စုံစမ်းဆင်ခြင် မြော်မြင်တတ်သော ဝိပဿနာ ဉာဏ်ပညာ၌၊ တိဗ္ဗစ္ဆန္ဓော စ-သည်လည်းကောင်း၊ အာယတိ-၌၊ ဓမ္မနိသန္တိယာ-၌၊ အဝိဂတပေမော စ-သည်လည်းကောင်း၊ ဟောတိ-၏၊ ဣစ္ဆာဝိနယ-အလိုရှိတတ်သော ဇာဏာကို ပယ်ဖျောက်ခြင်း၌၊ တိဗ္ဗစ္ဆန္ဓော စ-သည် လည်းကောင်း၊ အာယတိ-၌၊ ဣစ္ဆာ

ဝိနယေ-ဌံ၊ အဝိဂတပေမော စ-သည်၊ လည်းကောင်း၊ ပဋိသလ္လာနေ-အာရုံများစွာ
 ဖြစ်ကြည့်ခွာ၍ သင့်ရာရည်မှန်း ကမ္မဋ္ဌာန်း၌ စွဲလမ်းငြိကပ်ခြင်း၌၊ တိဗ္ဗစ္ဆန္ဒော စ-
 သည် လည်းကောင်း၊ အာယတိံ-၌၊ ပဋိသလ္လာနေ-၌၊ အဝိဂတပေမော စ-
 သည် လည်းကောင်း၊ ဟောတိ-၏၊ ဝီရိယာရမ္ဘေ-ကာယိကဝီရိယ၊ စေတသိကဝီရိယ
 ကို အားထုတ်ခြင်း၌၊ ဝါ-သမ္ပပုဇာန်လုံ့ လကို အားထုတ်ခြင်း၌၊ တိဗ္ဗစ္ဆန္ဒော စ-
 သည်၊ လည်းကောင်း၊ အာယတိံ-၌၊ ဝီရိယာရမ္ဘေ-၌၊ အဝိဂတပေမော စ-
 သည် လည်းကောင်း၊ ဟောတိ-၏၊ သတိနေပက္ခေ-အောက်မေ့ တတ်သော
 သတိ၊ အကြွင်းမဲ့ကိလေသာတို့ကို ဖုတ်မြိုက်တတ်သော ရဟန်း၏အဖြစ်ဟူသော
 ဖညာ၌၊ တိဗ္ဗစ္ဆန္ဒော စ-သည် လည်းကောင်း၊ အာယတိံ-၌၊ သတိနေပက္ခေ-
 ၌၊ အဝိဂတပေမော စ-သည် လည်းကောင်း၊ ဟောတိ-၏၊ ဒိဋ္ဌိ ပဋိဝေဓေ-
 မဂ္ဂသမ္မာဒိဋ္ဌိကို ထိုးထွင်း၍ သိခြင်း၌၊ တိဗ္ဗစ္ဆန္ဒော စ-သည် လည်းကောင်း၊
 အာယတိံ-၌၊ ဒိဋ္ဌိပဋိဝေဓေ-၌၊ အဝိဂတပေမော စ-သည် လည်းကောင်း၊
 ဟောတိ-၏၊ ဣတိ-သိ၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၇)။

သညာ-သညာတို့သည်၊ အနိစ္စသညာ-လည်းကောင်း၊ အနတ္တသညာ-လည်း
 ကောင်း၊ အသုဘသညာ-လည်းကောင်း၊ ဝါ-အသုဘ ဟူ၍ဖြစ်သော သညာ
 လည်းကောင်း၊ ဝါ-အသုဘဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာညာဏ်၌
 ဖြစ်သော သညာ လည်းကောင်း၊ အာဒိနဝသညာ- အာဒိနဝသညာ လည်း
 ကောင်း၊ ဝါ-အာဒိနဝဟူ၍ ဖြစ်သောသညာလည်းကောင်း၊ ဝါ-အာဒိနဝ
 ဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာညာဏ်၌ဖြစ်သောသညာလည်းကောင်း၊
 ပဟာနသညာ-လည်းကောင်း၊ ဝိရာဂသညာ- ဝိရာဂသညာ လည်းကောင်း၊
 နိရောဓသညာ-လည်းကောင်း၊ ဣတိ-သိ၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။
 (၈)။

ဗလာနိ-တို့သည်၊ သဒ္ဓါဗလံ-လည်းကောင်း၊ ဝီရိယဗလံ-လည်းကောင်း၊
 ဟိရိဗလံ -လည်းကောင်း၊ ဩတ္တပ္ပဗလံ-လည်းကောင်း၊ သတိဗလံ-လည်းကောင်း၊
 သမာဓိဗလံ-လည်းကောင်း၊ ပညာဗလံ-လည်းကောင်း၊ ဣတိ-သိ၊ သတ္တ-တို့
 သည်၊ ဟောန္တိ-ကုန်၏။ (၉)။

၃၃၂။ ဝိညာဏဋ္ဌိတိယော-ဝိညာဏဋ္ဌိတိတို့သည်၊ ဝါ-ဝိညာဏ်၏အည်ရာ
 အကြောင်းတို့သည်၊ အာဝုသော-တို့၊ မနုဿာစ-လူတို့သည်လည်းကောင်း၊
 ဧကစ္စေ-အချို့ ကုန်သော၊ ဒေဝါစ-နတ်တို့သည်လည်းကောင်း၊ ဧကစ္စေ-ကုန်
 သော၊ ဝိနိပါတိကာစ-ဝိနိပါတိကာအသုရာတို့သည်လည်းကောင်း၊ နာနတ္တ-
 ကာယာ-အထူးထူးသောသဘောရှိသော ကိုယ်သဏ္ဍာန်ရှိကြကုန်သည်၊ နာနတ္တ-
 သညိနော-အထူးထူးသော သဘောရှိသော ပဋိသန္ဓေသညာ ရှိကြကုန်သည်။

ဟောန္တိ သေယျထာပိ-ဖြစ်ကြကုန်သက္ခိ၊ တထာ-တူ၊ နာနတ္ထကာယာ-ကုန်
သော၊ နာနတ္ထသညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-
ဤ နာနတ္ထကာယ၊ နာနတ္ထသညိ သတ္တာ၊ အပေါင်းသည်၊ ပဌမော-ရှေးဦးစွာ
သော၊ ဝိညာဏဋ္ဌိတိ-ဝိညာဏဋ္ဌိတိမည်၏။

အာဝုသော-တို့၊ ဗြဟ္မကာယိကာ-ပထမဈာန်ဗြဟ္မာအပေါင်း၌ ဖြစ်ကြကုန်
သော၊ ဝါ-ပထမဈာန်ဗြဟ္မာတို့၌ ဖြစ်ကြကုန်သော၊ ပဌမာဘိနိဗ္ဗတ္တာ-ပထမဈာန်
ဗြဟ္မာတို့၌ဖြစ်ကြကုန်သော၊ ဒေဝါ-ဗြဟ္မာတို့သည်၊ နာနတ္ထကာယာ-ကုန်သည်၊
ကေတ္တာသညိနော-ကပ်စုတည်းသော သဘောရှိသော ပဋိသန္ဓေ ရှိကြကုန်သည်၊
ဝါ-တူသောသဘောရှိသော ပဋိသန္ဓေသည် ရှိကြကုန်သည်၊ ဟောန္တိသေယျ-
ထာပိ-ကုန်သက္ခိ၊ တထာ-တူ၊ နာနတ္ထကာယာ-ကုန်သော၊ ကေတ္တာသညိနော-
ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-ဤ နာနတ္ထကာယ၊ ကေတ္တာ
သညိ သတ္တာ၊ အပေါင်းသည်၊ ဒုတိယာ-သော၊ ဝိညာဏဋ္ဌိတိ-မည်၏။

အာဝုသော-တို့၊ အာတယရာ-အာတယရာ ဗြဟ္မာတို့၌ ဖြစ်ကြကုန်သော၊
ဒေဝါ-တို့သည်၊ ကေတ္တာကာယာ-ကပ်စုတည်းသောသဘောရှိသော ကိုယ်သဏ္ဍာန်
ရှိကြကုန်သည်၊ ဝါ-တူသော သဘောရှိသော ကိုယ်သဏ္ဍာန် ရှိကြကုန်သည်၊
နာနတ္ထသညိနော-ကုန်သည်၊ ဟောန္တိသေယျထာပိ-သို့၊ တထာ-တူ၊ ကေတ္တာ-
ကာယာ-ကုန်သော၊ နာနတ္ထသညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-
ကုန်၏၊ အယံ-ဤ ကေတ္တာကာယ၊ နာနတ္ထသညိ သတ္တာ၊ အပေါင်းသည်၊
ဒုတိယာ-သော၊ ဝိညာဏဋ္ဌိတိ-မည်၏။

အာဝုသော-တို့၊ သုဘကိဏှာ - သုဘကိဏှာဗြဟ္မာတို့၌ ဖြစ်ကြကုန်သော၊
ဒေဝါ-တို့သည်၊ ကေတ္တာကာယာ-ကုန်သည်၊ ကေတ္တာသညိနော-ကုန်သည်၊
ဟောန္တိ သေယျထာပိ-သို့၊ တထာ-တူ၊ ကေတ္တာကာယာ-ကုန်သော၊ ကေတ္တာ-
သညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-ဤကေတ္တာကာယ
ကေတ္တာသညိသတ္တာ၊ အပေါင်းသည်၊ စတုတ္ထိ-သော၊ ဝိညာဏဋ္ဌိတိ-မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အလုံးစုံသောအခြင်းအရာအားဖြင့်၊ သဗ္ဗသော-
အလုံးစုံကုန်သော၊ ရူပသညာနံ-ရူပသညာတို့ကို၊ ဝါ-တစ်ဆယ့်ငါးပါးသော
ရူပါဝစရချာန်သည် ကသိဏာရူပအမည်ရှိသော တစ်ဆယ့်ငါးပါးသော ရူပါ
ဝစရချာန်၏ အာရုံတို့ကို၊ သမဟိက္ခမာ-ကောင်းစွာလွန်မြောက်ခြင်းကြောင့်၊
ပဋိသညာနံ-ပဋိသညာတို့၏၊ ဝါ-ပဉ္စဝတ္ထုပညာရုံတို့၏ အချင်းချင်းထိခိုက်
ခြင်းကြောင့်ဖြစ်သော ဒွိပဉ္စဝိညာဏသညာတို့၏၊ အတ္တဂံမာ-ချုပ်ခြင်းကြောင့်၊
နာနတ္ထသညာနံ-နာနတ္ထသညာတို့ကို၊ ဝါ- အထူးထူးသော သဘောရှိသောဒွိပဉ္စ
ဝိညာဏသညာမှသစ်ပါးသော လေးဆယ့်လေးပါးသော ကာမသညာတို့ကို၊

အမံနံသိကာရာ-နုပိးမသွင်းခြင်းကြောင့်၊ အနန္တောအာကာသောတိ-အနန္တော
 အာကာသောဟူ၍၊ ဝါ-ကောင်းကင်ပညတ်သည် အဆုံးအပိုင်းအခြားမရှိဟူ၍၊
 ဘာဝေတွာ-ဖြစ်ကြကုန်၍၊ ဝါ-ပွားစေကြကုန်၍၊ အာကာသာနဉ္စာယတ-
 နူပဂါ-အာကာသာနဉ္စာယတနတံ၌ဖြစ်ကြကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-
 ကုန်၏၊ အယံ- ဤအာကာသာနဉ္စာယကနူပဂါအပေါင်းသည်၊ ပဉ္စမိ-
 သော၊ ဝိညာဏဋ္ဌတိ-မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကာသာနဉ္စာ-
 ယဘနံ-အာကာသာနဉ္စာ ယတနဗျာန်၊ အာကာသာနဉ္စာယတနဗျာန်၏အာရုံကို၊
 ဝါ-သသမ္ပယုတ္တဗျာန်၏ တည်ရာအကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိ
 သော ကောင်းကင်ပညတ်ဟူသော အာရုံရှိသောဗျာန်၊ သသမ္ပယုတ္တဗျာန်၏
 တည်ရာအကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်
 ဟူသောအာရုံကို၊ သတိက္ကမ္မ-ကောင်းစွာလွန်မြောက်၍၊ အနန္တဝိညာဏန္တိ-
 အနန္တဝိညာဏ်ဟူ၍၊ ဝါ-ပထမာရူပဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိဟူ၍၊
 ဘာဝေတွာ-ကုန်၍၊ ဝိညာဏဉ္စာယတနူပဂါ- ဝိညာဏဉ္စာယတနတံ၌ဖြစ်ကြ
 ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-ဤဝိညာဏဉ္စာယတနူပဂါ
 သတ္တဝါအပေါင်းသည်၊ ပဉ္စမိ-သော၊ ဝိညာဏဋ္ဌတိ-မည်၏။

☸ အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ ဝိညာဏဉ္စာ-
 ယဘနံ-ဝိညာဏဉ္စာယတနဗျာန်၊ ဝိညာဏဉ္စာယတနဗျာန်၏အာရုံကို၊ ဝါ-
 သသမ္ပယုတ္တဗျာန်၏တည်ရာ အကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသော
 ပထမာရူပဝိညာဏ်ဟူသော အာရုံရှိသောဗျာန်၊ သသမ္ပယုတ္တဗျာန်၏ တည်ရာ
 အကြောင်းဖြစ်သော အဆုံးအပိုင်းအခြားမရှိသော ပထမာရူပဝိညာဏ်ဟူသော
 အာရုံကို၊ သတိက္ကမ္မ-ကုန်၍၊ နတ္ထိကိဉ္စိကိ-နတ္ထိကိဉ္စိဟူ၍၊ ဝါ-ပထမာရူပ
 ဝိညာဏ်သည် စိုးစဉ်းအနည်းငယ်တစ်မျှ အကြွင်းအကျန်မရှိဟူ၍၊ ဘာဝေတွာ-
 ကုန်၍၊ အာကိဉ္စညာယတနူပဂါ-အာကိဉ္စညာယတနတံ၌ ဖြစ်ကြကုန်သော၊
 သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ - ဤအာကိဉ္စညာယတနူပဂါသတ္တဝါ
 အပေါင်းသည်၊ သတ္တမိ-သော၊ ဝိညာဏဋ္ဌတိ-မည်၏၊ ဣတိ-သို့၊ သတ္တ-တို့သည်၊
 ဟောန္တိ-ကုန်၏။ (၁၀)။

ဒက္ခိဏေယျာ-အလှူကိုခံထိုက်ကုန်သော၊ ပုဂ္ဂလာ-တို့သည်၊ ဥဘတောဘာဂ-
 ဝိမုတ္တော-ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-နှစ်ပါးကုန်သော
 အရူပသမာပတ်၊ အရဟတ္တမဂ်ဟူသောအဖို့တို့ဖြင့် ရူပကာယ၊ နာမကာယ
 ဟူသော နှစ်ပါးသောအဖို့တို့မှလွတ်သောပုဂ္ဂိုလ် လည်းကောင်း၊ ပညာဝိမုတ္တော-
 ပညာဝိမုတ္တပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-အရူပသမာပတ်မဖက် သက်သက်သော
 အရဟတ္တမဂ်ပညာဖြင့် ကိုလေသာတို့မှလွတ်သောပုဂ္ဂိုလ် လည်းကောင်း၊ ကာယ-

သက္ခိ-ကာယသက္ခိ ပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-နိဗ္ဗာန်ကို နာမကာယဖြင့် မျက်မှောက်ပြုတတ်သော ပုဂ္ဂိုလ် လည်းကောင်း၊ ဒိဋ္ဌိပုတ္တော-ဒိဋ္ဌိပုတ္တပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-လေးပါးသောသစ္စာကိုသိမြင်တတ်သော မဂ္ဂသမ္မာဒိဋ္ဌိဖြင့် နိဗ္ဗာန်သို့ရောက်တတ်သော ပုဂ္ဂိုလ် လည်းကောင်း၊ သဒ္ဓါဝိမုတ္တော-သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-ယုံကြည်သည်ဖြစ်၍ ကိလေသာတို့မှလွတ်သော ပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-သဒ္ဓါ၌ စိတ်ကို စုပ်စုပ်မြုပ်မြုပ် စွန့်လွှတ်တတ်သော ပုဂ္ဂိုလ် လည်းကောင်း၊ ဓမ္မာနုသာရီ - ဓမ္မာနုသာရီ ပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-ယထာသတာဝ နည်းမှန်ကျအောင် စုံစမ်းဆင်ခြင် မြော်မြင်တတ်သော ပညာဖြင့် နိဗ္ဗာန်ကို အဖန်ဖန်အောက်မေ့တတ်၊ နိဗ္ဗာန်သို့ အစဉ်လိုက်တတ်သော ပုဂ္ဂိုလ် လည်းကောင်း၊ သဒ္ဓါနုသာရီ-သဒ္ဓါနုသာရီ ပုဂ္ဂိုလ် လည်းကောင်း၊ ဝါ-သဒ္ဓါဖြင့် နိဗ္ဗာန်ကို အဖန်ဖန်အောက်မေ့တတ်၊ နိဗ္ဗာန်သို့ အစဉ်လိုက်တတ် သော ပုဂ္ဂိုလ် လည်းကောင်း၊ ဣတိ-သ္မိ၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။

(၁၁)။

အနုသယာ-အနုသယတို့သည်၊ ဝါ-အဖန်ဖန်ကိန်းစာတ်သောတရားတို့သည်၊ ဝါ-အဖန်ဖန်ဖြစ်တတ်သောတရားတို့သည်၊ ဝါ-လျော်သောအကြောင်းကိုရသည် ရှိသော် ဖြစ်တတ်သောတရားတို့သည်၊ ကာမရာဂါနုသယော-ကာမရာဂါနုသယ လည်းကောင်း၊ ဝါ-ကာမရာဂသာလျှင်ဖြစ်သော အနုသယ လည်းကောင်း၊ ပဋိသန္ဓေသယော-ပဋိသန္ဓေသယ လည်းကောင်း၊ ဝါ-ပဋိသန္ဓေသာလျှင်ဖြစ်သော အနုသယ လည်းကောင်း၊ ဒိဋ္ဌာနုသယော-ဒိဋ္ဌာနုသယ လည်းကောင်း၊ ဝါ-ဒိဋ္ဌိ သာလျှင်ဖြစ်သောအနုသယလည်းကောင်း၊ ဝိစိကိစ္ဆာနုသယော-ဝိစိကိစ္ဆာနုသယ လည်းကောင်း၊ ဝါ-ဝိစိကိစ္ဆာသာလျှင်ဖြစ်သောအနုသယလည်းကောင်း၊ မာနာ နုသယော-မာနာနုသယလည်းကောင်း၊ ဝါ-မာနသာလျှင်ဖြစ်သော အနုသယ လည်းကောင်း၊ ဘဝရာဂါနုသယော-ဘဝရာဂါနုသယလည်းကောင်း၊ ဝါ-ဘဝ ရာဂသာလျှင်ဖြစ်သော အနုသယ လည်းကောင်း၊ အဝိဇ္ဇာနုသယော-အဝိဇ္ဇာ နုသယလည်းကောင်း၊ ဝါ-အဝိဇ္ဇာသာလျှင်ဖြစ်သောအနုသယလည်းကောင်း၊ ဣတိ-သ္မိ၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။

သညောဇနာနိ-သံယောဇဉ်တို့သည်၊ ဝါ-သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ် စေတတ်သောတရားတို့သည်၊ အနုနယသညောဇနံ-အနုနယ သံယောဇဉ်လည်း ကောင်း၊ ဝါ-ချစ်တတ် ခင်တတ်သော ရာဂ သာလျှင် ဖြစ်သော သံယောဇဉ် လည်းကောင်း၊ ပဋိသန္ဓေသညောဇနံ-ပဋိသန္ဓေသံယောဇဉ်လည်းကောင်း၊ ဝါ-ပဋိသ သာလျှင်ဖြစ်သော သံယောဇဉ်လည်းကောင်း၊ ဒိဋ္ဌိသညောဇနံ-ဒိဋ္ဌိသံယောဇဉ် လည်းကောင်း၊ ဝါ-ဒိဋ္ဌိသာလျှင်ဖြစ်သောသံယောဇဉ်လည်းကောင်း၊ ဝိစိကိစ္ဆာ-

သညောဇနံ-ဝိစိကိစ္ဆာသံယောဇဉ် လည်းကောင်း၊ ဝါ-ဝိစိကိစ္ဆာသဒ္ဓါလျှင် ဖြစ်
 သော သံယောဇဉ် လည်းကောင်း၊ မာနသညောဇနံ-မာနသံယောဇဉ် လည်း
 ကောင်း၊ ဝါ-မာနသာလျှင်ဖြစ်သော သံယောဇဉ်လည်းကောင်း၊ ဘဝရာဂ-
 သညောဇနံ-ဘဝရာဂ သံယောဇဉ်လည်းကောင်း၊ ဝါ-ဘဝရာဂသာလျှင် ဖြစ်
 သော သံယောဇဉ် လည်းကောင်း၊ အဝိဇ္ဇာသညောဇနံ-အဝိဇ္ဇာ သံယောဇဉ်
 လည်းကောင်း၊ ဝါ-အဝိဇ္ဇာသာလျှင် ဖြစ်သော သံယောဇဉ် လည်းကောင်း၊
 ဣတိ-သို့၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၃)။

အဓိကရုဏသမထာ-အဓိကရုဏသမထတို့သည်၊ ဝါ-အဓိကရုဏ်းကိုငြိမ်းအေး
 စေတတ်သော သမထတို့သည်၊ ဥပ္ပန္နုပ္ပန္နာနံ-ဖြစ်ကုန် ဖြစ်ကုန်ပြီးသော၊ အဓိ-
 ကရုဏာနံ-အဓိကရုဏ်းတို့၏၊ သမုထာယ- ငြိမ်းအေးခြင်းငှာ၊ လည်းကောင်း၊
 ဝုပသမာယ-အထူးအားဖြင့်ငြိမ်းအေးခြင်းငှာလည်းကောင်း၊ သမ္မုခါဝိနယေ -
 သမ္မုခါဝိနည်းကို၊ ဒါတဗ္ဗော-ပေးအပ်၏၊ သတိဝိနယော-သတိ ဝိနည်းကို၊
 ဒါတဗ္ဗော-အပ်၏၊ အမုဠဝိနယော-အမုဠဝိနည်းကို၊ ဒါတဗ္ဗော-အပ်၏၊ ပဋိညာ-
 ယ-ဝန်ခံခြင်းဖြင့်၊ ကာရေတဗ္ဗံ-ပြုအပ်၏၊ ယေဘုယျသိကာ-ယေဘုယျသိကကံ
 ကို၊ ကာတဗ္ဗာ-အပ်၏၊ တဿပါပိယသိကာ-တဿပါပိယသိကကံကို၊ ကာ-
 တဗ္ဗော-အပ်၏၊ တိဏဝတ္ထာရကော-တိဏဝတ္ထာရကကံကို၊ ကာတဗ္ဗော-အပ်၏၊
 ဣတိ-သို့၊ သတ္တ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁၄)။

အာဝုသော-တို့၊ သတ္တသု-ကုန်သော၊ ယတ္ထ ယေသုဓမ္မေသု-တို့၌၊ ယထာ-
 အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမ္ဘာကံ-
 တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ ဝိရုဠိတိကံ-သည်၊ အဿ-ရာ၏၊
 တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမ္ဘေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗံ-
 ရာ၏၊ န ဝိဝဒိတဗ္ဗံ-ရာ၊ တံ သင်္ဂါယန အဝိဝဒနံ-သည်၊ ဗဟုဇနဟိတာယ-
 ငှာလည်းကောင်း၊ ဗဟုဇနသုခါယ-ငှာလည်းကောင်း၊ လောကာနုကမ္မာယ-
 ငှာလည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထာယ-ငှာလည်းကောင်း၊ ဟိတာ-
 ယ-ငှာလည်းကောင်း၊ သုခါယ-ငှာလည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-
 သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနံ
 ဘဂဇိတာ-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-ကုန်သော၊ သတ္တ-ကုန်သော၊ တေ
 မ္မော-တို့သည်၊ ဣမေခေါ-တို့ပင်တည်း။

ဒုတိယဘာဏဝါရော-သည်၊ နိဠိတော-ပြီ။

အဋ္ဌက

၃၃၃။ အာဝုသော-တို့၊ အဋ္ဌသု-ကုန်သော၊ ယတ္ထ ယေသု ခမ္မေသု-တို့၌၊
 ယထာ-အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊
 တုမ္ဘာကံ-တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရုဋ္ဌိတိကံ-သည်၊
 အဿ-ရာ၏၊ တထာ-အားဖြင့်၊ ယဗ္ဗေဟေဝ-ကုန်သော၊ တုမ္ဘေဟိ-တို့သည်၊
 သင်္ဂါယိတဗ္ဗိ-ရာ၏၊ န ဝိဝဒိတဗ္ဗိ-ရာ၊ တံ သင်္ဂါယန အဝိဝဒနံ-သည်၊ ဗဟု-
 ဇနဟိတဘယ- ငှာလည်းကောင်း၊ ဗဟုဇနသုခါယ-ငှာလည်းကောင်း၊ လော-
 ကာနုကမ္ဘာယ-ငှာလည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထာယ-ငှာလည်း
 ကောင်း၊ ဟိတဘယ-ငှာလည်းကောင်း၊ သုခါယ-ငှာလည်းကောင်း၊ အဿ-
 ရာ၏၊ ဇေနသာ-သော၊ ပဿတာ-သော၊ အရဟတာ- သော၊ သမ္မာသမ္ဗုဒ္ဓေန၊
 သော၊ တေနဘဂဝတာ-သည်၊ သမ္မာ- စွာ၊ အက္ခာတာ- ကုန်သော၊ အဋ္ဌ-
 ကုန်သော၊ တေဓမ္မာ-တို့သည်၊ အတ္ထိခေါ-ကုန်သည်သာ၊ အဋ္ဌ-ကုန်သော၊
 တေဓမ္မာ-တို့သည်၊ ကတမေ- တို့နည်း။

မိစ္ဆတ္တာ- မိစ္ဆတ္တတို့သည်၊ ဝါ- ချွတ်ယွင်းဖောက်ပြန် မမှန်သော သဘောရှိ
 သော တရားတို့သည်၊ မိစ္ဆာဒိဋ္ဌိ-မိစ္ဆာဒိဋ္ဌိလည်းကောင်း၊ ဝါ-ချွတ်ယွင်းဖောက်
 ပြန် မမှန်သော အယူလည်းကောင်း၊ မိစ္ဆာသင်္ကပ္ပော-မိစ္ဆာသင်္ကပ္ပလည်းကောင်း၊
 ဝါ-ချွတ်ယွင်းဖောက်ပြန် မမှန်သော ကြံခြင်း လည်းကောင်း၊ မိစ္ဆာဝါစာ-
 မိစ္ဆာဝါစာလည်းကောင်း၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မမှန်သော ပြောဆိုကြောင်း
 ဖြစ်သော စေတနာလည်းကောင်း၊ မိစ္ဆာကမ္မန္တော-မိစ္ဆာကမ္မန္တလည်းကောင်း၊
 ဝါ-ချွတ်ယွင်းဖောက်ပြန် မမှန်သော ပြုကြောင်း ဖြစ်သော စေတနာလည်း
 ကောင်း၊ မိစ္ဆာအာဇီဝေါ- မိစ္ဆာအာဇီဝလည်းကောင်း၊ ဝါ-ချွတ်ယွင်းဖောက်
 ပြန် မမှန်သော အသက်မွေးခြင်းလည်းကောင်း၊ မိစ္ဆာဝါယာမော- မိစ္ဆာဝါ-
 ယာမလည်းကောင်း၊ ဝါ- ချွတ်ယွင်းဖောက်ပြန် မမှန်သော အားထုတ်ကြောင်း
 ဖြစ်သော လုံ့လလည်းကောင်း၊ မိစ္ဆာသတိ- မိစ္ဆာသတိ လည်းကောင်း၊ ဝါ-
 ချွတ်ယွင်း ဖောက်ပြန် မမှန်သော သတိ လည်းကောင်း၊ မိစ္ဆာသမာဓိ- မိစ္ဆာ
 သမာဓိလည်းကောင်း၊ ဝါ- ချွတ်ယွင်း ဖောက်ပြန် မမှန်သော သမာဓိလည်း
 ကောင်း၊ ဣတိ- သို့၊ အဋ္ဌ- တို့သည်၊ ဟောန္တိ- ကုန်၏။ (၁)။

☞ သမ္မတ္တာ-သမ္မတ္တတို့သည်၊ ဝါ-မဖောက်မပြန် မှန်သော သဘော ရှိသော
 တရားတို့သည်၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်
 သော အယူလည်းကောင်း၊ သမ္မာသင်္ကပ္ပော-သမ္မာသင်္ကပ္ပ လည်းကောင်း၊ ဝါ-
 မဖောက်မပြန် ဟုတ်မှန်သော ကြံခြင်း လည်းကောင်း၊ သမ္မာဝါစာ- သမ္မာ
 ဝါစာလည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သော ပြောဆိုကြောင်းဖြစ်

သော ဝိရတိလည်းကောင်း၊ သမ္မာကမ္မန္တော-သမ္မာကမ္မန္တလည်းကောင်း၊ ဝါ-
 မဖောက်မပြန် ဟုတ်မှန်သော ပြုကြောင်းဖြစ်သော ဝိရတိ လည်းကောင်း၊
 သမ္မာအာဇီဝေါ-သမ္မာအာဇီဝ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သော
 အသက်မွေးကြောင်းဖြစ်သော ဝိရတိ လည်းကောင်း၊ သမ္မာဝါယာမော-
 သမ္မာဝါယာမ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သော အားထုတ်
 ကြောင်းဖြစ်သော လုံ့လလည်းကောင်း၊ သမ္မာသတိ-သမ္မာသတိလည်းကောင်း၊
 ဝါ-မဖောက်မပြန် ဟုတ်မှန်သော သတိ လည်းကောင်း၊ သမ္မာသမာဓိ-သမ္မာ
 သမာဓိ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သော သမာဓိ လည်း
 ကောင်း၊ ဣတိ-သို့၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂)။

ဒက္ခိဏေယျာ-အလှူကိုခံထိုက်ကုန်သော၊ ပုဂ္ဂလော-တို့သည်၊ သောတာပန္နော-
 သောတာပန်ဖြစ်သော၊ ပုဂ္ဂလော-ပုဂ္ဂိုလ် လည်းကောင်း၊ သောတာပတ္တိဖလ-
 သစ္စိကိရိယာယ-သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ၊ ပဋိပန္နော-
 ကျင့်ဆဲဖြစ်သော၊ ပုဂ္ဂလော - သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လည်းကောင်း၊
 သကဒါဂါမိ-သကဒါဂါမ်ဖြစ်သော၊ ပုဂ္ဂလော-လည်းကောင်း၊ သကဒါဂါမိ-
 ဖလသစ္စိကိရိယာယ-သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ၊ ပဋိပန္နော-
 သော၊ ပုဂ္ဂလော-သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လည်းကောင်း၊ အနာဂါမိ-
 အနာဂါမ်ဖြစ်သော၊ ပုဂ္ဂလော-လည်းကောင်း၊ အနာဂါမိဖလသစ္စိကိရိယာယ-
 အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ၊ ပဋိပန္နော-သော၊ ပုဂ္ဂလော-အနာ
 ဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လည်းကောင်း၊ အရဟတာ-ရဟန္တာဖြစ်သော၊ ပုဂ္ဂလော-
 လည်းကောင်း၊ အရဟတ္တဖလသစ္စိကိရိယာယ-အရဟတ္တဖိုလ်ကို မျက်မှောက်
 ပြုခြင်းငှာ၊ ပဋိပန္နော-သော၊ ပုဂ္ဂလော-အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ် လည်း
 ကောင်း၊ ဣတိ-သို့၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၃)။

၃၃၄။ ကုသိတဝတ္ထုနိ-ကုသိတဝတ္ထုတို့သည်၊ ဝါ-စက်ဆုပ်အပ်ခွာတုန်တို့
 ဆုတ်နှစ်တတ်သော ပုဂ္ဂိုလ်၏အဖြစ်၏တည်ရာအကြောင်းတို့သည်၊ ဝါ-ပျင်းရိ
 တတ်သော ပုဂ္ဂိုလ်၏ အဖြစ်၏ တည်ရာအကြောင်းတို့သည်၊ အာဝုသော-တို့၊
 ဣဓ ဣမသို့ သာသနေ-၌၊ ဘိက္ခုနာ-သည်၊ ကမ္မံ-သင်္ကန်းစိစစ်ခြင်းအစရှိသော
 အမှုသည်၊ ဝါ-ကို၊ ကာတဗ္ဗံ-ပြုအပ်လတ္တံ့ သည်၊ ဝါ-ပြုရလိမ့်သည်၊ ဟောတိ-၏၊
 တဿ ဘိက္ခုနော - အာ၊ ဝေ - ဤသို့သောစိတ်အကြံသည်၊ ဟောတိ-၏၊
 ကိ-သည်၊ ဟောတိ-နည်း၊ မေ-ဝါသည်၊ ကမ္မံ-သည်၊ ဝါ-ကို၊ ကာတဗ္ဗံ-သည်၊
 ဘဝိဿတိ-ဖြစ်လိမ့်လတ္တံ့၊ ကမ္မံ-ကို၊ ကရောန္တဿ-ပြုရသော၊ မေ-၏၊ ကာယော-
 ကိုယ်သည်၊ ကိလမိဿဘိ-ပင်ပန်းရလိမ့်လတ္တံ့၊ ဟန္တု-ဟခု၊ အဟံ-သည်၊
 နိပဇ္ဇာမိ-အိပ်ရဦးတော့အံ့၊ ဣတိ ဝေ-ဤသို့သောစိတ်အကြံသည်၊ ဟောတိ-၏၊
 ဣတိ-သို့၊ ပရိဝိတက္ကယိတော-ကြံပြီး၍၊ (ဝါကျဆက်ပေးသည်။) သောဘိက္ခု-

သည်။ နိပဇ္ဇတိ-အိပ်၏။ အပ္ပတ္တဿ-မရောက်အပ်သေးသော ဈာန် ဝိပဿနာ မဂ်ဖိုလ်တရားသို့။ ပတ္တိယာ-ရောက်ရခြင်းငှာ လည်းကောင်း၊ အနဓိဂတဿ-မရအပ်သေးသော ဈာန် ဝိပဿနာ မဂ်ဖိုလ်တရားကို။ အဓိဂမာယ-ရခြင်းငှာ လည်းကောင်း။ အသစ္စိကတဿ - မျက်မှောက်မပြုအပ်သေးသော ဈာန် ဝိပဿနာ မဂ် ဖိုလ် တရားကို။ သစ္စိကိရိယာယ - မျက်မှောက် ပြုရခြင်းငှာ လည်းကောင်း။ ဝီရိယံ-သမ္ပပဇာနဝီရိယကို။ န အာရတတိ-အားမထုတ်။ ဣဒံ-ဤ ဟန္တာဟံ နိပဇ္ဇာမိ-ဟု တွန့်တိုဆုတ်နှစ်ခြင်းသည်၊ ပဌမံ-သော၊ ကုသိတဝတ္ထု- ကုသိတဝတ္ထုမည်၏။

အာဝုသော-တို့။ ပုနစပရံ-တစ်မျိုးတခြား ကုသိတဝတ္ထုတစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောတားခဲ့ပြန်အံ့။ ဘိက္ခုနာ-သည်။ ကမ္မံ-သည်။ ဝါ-ကို။ ကတံ-ပြုအပ်ပြီးသည်။ ဟောတိ-၏။ တဿဘိက္ခုနော-အား၊ ဧဝံ-သည်။ ဟောတိ-၏။ ကိံ-သည်။ ဟောတိ-နည်း။ အဟံ-သည်။ ကမ္မံ-ကို။ အကာသိံ - ပြုခဲ့ပြီ။ ကမ္မံ-ကို။ ကရောန္တဿ-သော၊ မေ-၏။ ကာယော-သည်။ ကိလန္တော- ပင်ပန်းခဲ့ပြီ။ ဟန္တာ-ခု၊ အဟံ-သည်။ နိပဇ္ဇာမိ-အံ့။ ဣတိဧဝံ-သည်။ ဟောတိ-၏။ ဣတိ-သို့။ ပရိဝိတက္ကယိတွာ-၍။ သောဘိက္ခု-သည်။ နိပဇ္ဇတိ-၏။ အပ္ပတ္တဿ-သို့။ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို။ အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိကတဿ-ကို။ သစ္စိကိရိယာယ-ငှာလည်းကောင်း၊ ဝီရိယံ-ကို။ န အာရ- တတိ-ထုတ်။ ဣဒံ-သည်။ ဒုတိယံ-သော၊ ကုသိတဝတ္ထု-မည်၏။

အာဝုသော-တို့။ ပုနစပရံ-အံ့။ ဘိက္ခုနာ-သည်။ မဂ္ဂေါ-ခရီးသည်။ ဝါ- ခရီးသို့။ ဂန္တဗ္ဗော-သွားအပ်လတ္တံ့သည်။ ဝါ-သွားရလိမ့်သည်။ ဟောတိ-၏။ တဿ ဘိက္ခုနော-အား၊ ဧဝံ-သည်။ ဟောတိ-၏။ ကိံ-သည်။ ဟောတိ-နည်း။ မေ-သည်။ မဂ္ဂေါ-သည်။ ဝါ-သို့။ ဂန္တဗ္ဗော-သည်။ ဘဝိဿတိ-လတ္တံ့။ မဂ္ဂံ-သို့။ ဂန္တဿ-သွားရလတ္တံ့ သော၊ မေ-၏။ ကာယော-သည်။ ကိလမိဿတိ-လတ္တံ့။ ဟန္တာ-ယခု၊ အဟံ-သည်။ နိပဇ္ဇာမိ-အံ့။ ဣတိဧဝံ-သည်။ ဟောတိ-၏။ ဣတိ-သို့။ ပရိဝိတက္ကယိတွာ-၍။ သောဘိက္ခု-သည်။ နိပဇ္ဇတိ-၏။ အပ္ပတ္တဿ-သို့။ ပတ္တိယာ- ငှာလည်းကောင်း၊ အနဓိဂတဿ-ကို။ အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိ- ကတဿ-ကို။ သစ္စိကိရိယာယ-ငှာလည်းကောင်း၊ ဝီရိယံ-ကို။ န အာရတတိ- ထုတ်။ ဣဒံ-သည်။ တတိယံ-သော၊ ကုသိတဝတ္ထု-မည်၏။

အာဝုသော-တို့။ ပုနစပရံ-အံ့။ ဘိက္ခုနာ - သည်။ မဂ္ဂေါ-သည်။ ဝါ-ကို။ ဂတော-သွားအပ်ပြီးသည်။ ဟောတိ-၏။ တဿ ဘိက္ခုနော-အား၊ ဧဝံ-သည်။ ဟောတိ-၏။ ကိံ-သည်။ ဟောတိ-နည်း။ အဟံ-သည်။ မဂ္ဂံ-သို့။ အင်မာသိံ - သွားခဲ့ပြီ။ မဂ္ဂံ-သို့။ ဂန္တဿ-သော၊ မေ-၏။ ကာယော-သည်။ ကိလန္တော-

ခဲပြီ၊ ဟန္တ-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိဇေဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတွာ-၍၊ သောဘိက္ခု-သည်၊ နိပဇ္ဇတိ-၏၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-
ဌာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ဌာလည်းကောင်း၊ အသစ္စိ-
ကတဿ-ကို၊ သစ္စိကိရိယာယ-ဌာလည်းကောင်း၊ ဝီရိယံ-ကို၊ န အာရဘတိ-
ထုတ်၊ ဣဒံ-သည်၊ စတုတ္ထံ-သော၊ ကုသိတဝတ္ထု-မည်၏။

☞ အာဝုသော-တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခု-သည်၊ ဂါမံ ဝါ-ရွာသို့သော်
လည်းကောင်း၊ နိဂမံ ဝါ-နိဂုံးသို့သော် လည်းကောင်း၊ ပိဏ္ဏာယ-ဆွမ်း အလို့
ဌာ၊ စရန္တော-လှည့်လည်သည်ရှိသော်၊ လူဓဿ-ခေါင်းပါးသော၊ ဘောဇနဿ
ဝါ-ဘောဇဉ်၏သော် လည်းကောင်း၊ ပဏီတဿ-မွန်မြတ်သော၊ ဘောဇနဿ
ဝါ-၏သော် လည်းကောင်း၊ ယာဝဒတ္ထံ-အလိုတိုင်အောင်၊ ဝါ-အလိုရှိတိုင်း၊
ပါရိပူရိ-ပြည့်စုံ လုံလောက်ခြင်းကို၊ န လဘတိ-မရ၊ တဿ ဘိက္ခုနေဒ-အား၊
ဇေဝံ-သည်၊ ဟောတိ-၏၊ ကိံ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ဂါမံ ဝါ-
သို့သော် လည်းကောင်း၊ နိဂမံ ဝါ-သို့သော် လည်းကောင်း၊ ပိဏ္ဏာယ-ဌာ၊
စရန္တော-သော်၊ လူဓဿ-သော၊ ဘောဇနဿ ဝါ-၏သော်လည်းကောင်း၊ ပဏီ
တဿ-သော၊ ဘောဇနဿ ဝါ-၏သော် လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊
ပါရိပူရိ-ကို၊ နာလတ္ထံ-မရခဲ့၊ တဿ မေ-၏၊ ကာယော-သည်၊ ကိလန္တော-
ခဲ့ပြီ၊ အကမ္မညော-အမှု၌ မခံခဲ့၊ ဟန္တ-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိ
ဇေဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတွာ-၍၊ သော ဘိက္ခု-သည်၊
နိပဇ္ဇတိ-၏၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာ လည်းကောင်း၊ အနဓိဂတဿ-ကို၊
အဓိဂမာယ-ဌာ လည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ဌာလည်း
ကောင်း၊ ဝီရိယံ-ကို၊ န အာရဘတိ-ထုတ်၊ ဣဒံ-သည်၊ ပဉ္စမံ-သော၊ ကုသိတ
ဝတ္ထု-မည်၏၊ အာဝုသော-တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခု-သည်၊ ဂါမံဝါ-သို့သော်
လည်းကောင်း၊ နိဂမံ ဝါ-သို့သော် လည်းကောင်း၊ ပိဏ္ဏာယ-ဌာ၊ စရန္တော-
သော်၊ လူဓဿ-သော၊ ဘောဇနဿ ဝါ-၏သော် လည်းကောင်း၊ ပဏီတဿ
သော၊ ဘောဇနဿ ဝါ-၏သော် လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိ-
ပူရိ-ကို၊ လဘတိ-၏၊ တဿ ဘိက္ခုနေဒ-အား၊ ဇေဝံ-သည်၊ ဟောတိ-၏၊
ကိံ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ဂါမံ ဝါ-သို့သော် လည်းကောင်း၊
နိဂမံ ဝါ- သို့သော် လည်းကောင်း၊ ပိဏ္ဏာယ-ဌာ၊ စရန္တော-သော်၊ လူဓဿ-
သော၊ ဘောဇနဿ ဝါ-၏သော် လည်းကောင်း၊ ပဏီတဿ-သော၊ ဘော-
ဇနဿဝါ-၏သော် လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊ အလတ္ထံ-
ရခဲ့ပြီ၊ တဿ မေ-၏၊ ကာယော-သည်၊ မာသာစိတံ-ရေစိမ်အပ်သော မာတ်
ပဲသည်၊ ဂရုကံ-လေးသည်၊ ဟောတိမညေ-ဖြစ်သကဲ့သို့၊ တဏှာ-တူ၊ ဂရုကော-
လေးသည်၊ အကမ္မညော-အမှု၌မခံသည်၊ ဟောတိ-ခဲ့၏၊ ဟန္တ-ခု၊ အဟံ-သည်၊

နိပဇ္ဇာမိ-အံ၊ ဣတိ ဝေ-သည၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊
 သော ဘိက္ခု-သည်၊ နိပဇ္ဇတိ-၏၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာ လည်းကောင်း၊
 အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာ လည်းကောင်း၊ အသတ္ထိကတဿ-ကို၊ သတ္ထိ
 ကိရိယာယ-ငှာ လည်းကောင်း၊ ဝီရိယံ-ကို၊ န အာရတတိ-ထုတ်၊ ဣဒံ-သည်၊
 အဋ္ဌမံ-သော၊ ကုသိတဝတ္ထု-မည်၏။

အာပုသော-တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခုနော-အား၊ အပ္ပမတ္တကော-နည်း
 သော အတိုင်းအရှည် ရှိသော၊ အာဗာဓော-အနာသည်၊ ဥပ္ပန္နော- ဖြစ်သည်၊
 ဟောတိ-၏၊ တဿ ဘိက္ခုနော-အား၊ ဝေ-သည်၊ ဗဟာတိ-၏၊ ကိ-သည်၊
 ဟောတိ-နည်း၊ ဓမ-အား၊ အပ္ပမတ္တကော-သော၊ အဟံအာဗာဓော-၍ အနာ
 သည်၊ ဥပ္ပန္နော-ခဲ့ပြီ၊ နိပဇ္ဇိတံ-အိပ်ခြင်းငှာ၊ ကပ္ပော-ဖျားနာခြင်း၊ အရိပ်အမြက်
 သည်၊ အတ္ထိ-ခဲ့၏၊ ဟန္တ-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိ ဝေ-သည်၊
 ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သော ဘိက္ခု-သည်၊ နိပဇ္ဇတိ-၏၊
 အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာ လည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-
 ငှာ လည်းကောင်း၊ အသတ္ထိကတဿ-ကို၊ သတ္ထိကိရိယာယ-ငှာ လည်းကောင်း၊
 ဝီရိယံ-ကို၊ န အာရတတိ-ထုတ်၊ ဣဒံ-သည်၊ သတ္ထမံ-သော၊ ကုသိတဝတ္ထု-
 မည်၏။

အာပုသော-တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခု-သည်၊ ဂိလာနဝုဋ္ဌိတော-ဖျားနာ
 သည်၏အဖြစ်မှ ထပြီးသည်၊ ဝါ-ဖျားနာသည်ဖြစ်၍ ထပြီးသည်၊ ဝါ-နာလံ
 ထသည်၊ ဂေလညာ-ကျင်နာသည်၏ အဖြစ်မှ၊ အစိရဝုဋ္ဌိတော- ထပြီးသော
 ရဟန်းအား ကြာမြင့်သောကာလ မရှိသေးသည်၊ ဝါ-ထပြီးရာ အခါမှ
 စ၍ မကြာမြင့်သေးသည်၊ ဟောတိ-၏၊ တဿ ဘိက္ခုနော-အား၊ ဝေ-သည်၊
 ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ဂိလာနဝုဋ္ဌိတော-သည်၊
 ဂေလညာ-မှ၊ အစိရဝုဋ္ဌိတော-ထပြီးသောဝါအား မကြာမြင့်သေးသည်၊ အမှီ-
 ဖြစ်ခဲ့၏၊ တဿ ဓမ-၏၊ ကာယော-သည်၊ ဒုပ္ပလော-အားမရှိခဲ့၊ အကမ္မညော-
 အမှီမရှိခဲ့၊ ဟန္တ-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိ ဝေ-သည်၊ ဟောတိ-၏၊
 ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သော ဘိက္ခု-သည်၊ နိပဇ္ဇတိ-၏၊ အပ္ပတ္တဿ-
 သို့၊ ပတ္တိယာ-ငှာ လည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာ လည်း
 ကောင်း၊ အသတ္ထိကတဿ-ကို၊ သတ္ထိကိရိယာယ-ငှာ လည်းကောင်း၊ ဝီရိယံ-ကို၊
 န အာရတတိ-အားမထုတ်၊ ဣဒံ-၍ “ဟန္တာဟံ နိပဇ္ဇာမိ” ဟုတုန့်တိုဆုတ်နှစ်ခြင်း
 သည်၊ အဋ္ဌမံ-သော၊ ကုသိတဝတ္ထု-မည်၏၊ ဣတိ-ဝါ၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-
 ကုန်၏။ (၄)။

၃၃၅။ အာရမ္မ ဝတ္ထုနိ-အာရမ္မ ဝတ္ထုတို့သည်၊ ဝါ- အားထုတ်ခြင်း၏
 တည်ရာ အကြောင်းတို့သည်၊ ဝါ-အားထုတ်ခြင်း ဟူသော လုံ့လ၏ တည်ရာ

အကြောင်းတို့သည်၊ အာရုံသော-တို့၊ ဣမ ဣမသို့ သာသနေ-၌၊ ဘိက္ခုနာ-သည်၊ ကမ္မံ-သည်၊ ဝါ-ကို၊ ကာတဗ္ဗံ-သည်၊ ဟောတိ-၏၊ တဿ ဘိက္ခုနော-အား၊ ဧဝံ-သည်၊ ဟောတိ-၏၊ ကိံ-သည်၊ ဟောတိ-နည်း၊ မေ-သည်၊ ကမ္မံ-သည်၊ ဝါ-ကို၊ ကာတဗ္ဗံ-သည်၊ ဘဝိဿတိ-လတ္တံ၊ ကမ္မံ-ကို၊ ကရောဓန္ဓာ-သော၊ မေ-သည်၊ ဗုဒ္ဓါနံ-မြတ်စွာဘုရားတို့၏၊ သာသနံ-အဆုံးအမတော်ကို၊ မနသိ-စိတ်၌၊ ကာတံ-ထားခြင်းငှာ၊ (တစ်နည်း) မနသိကာတံ-နှလုံးသွင်းခြင်းငှာ၊ န သုကရံ-မလွယ်ကူခဲ့၊ ဟန္တု-ခု၊ အဟံ-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ငှာလည်းကောင်း၊ ဝီရိယံ-သမ္ပပ္ပဓန ဝီရိယကို၊ အာရတမိ-အားထုတ်တော့အံ့၊ ဣတိ ဧဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ငှာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရတမိ-အားထုတ်၏၊ ဣဒံ-ဤ “ဟန္တုဟံ ဝီရိယံ အာရတမိ” ဟု ဘာဝနာအကျိုးငှာ အားထုတ်ခြင်းသည်၊ ဗဒ္ဓမံ-သော၊ အာရမ္မဝတ္ထု-အာရမ္မဝတ္ထုမည်၏။

အာရုံသော-တို့၊ ပုနစပရံ-တစ်မျိုးတခြား အာရမ္မဝတ္ထု တစ်ပါးကိုလည်း ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ ဘိက္ခုနာ-သည်၊ ကမ္မံ-သည်၊ ဝါ-ကို၊ ကာတံ-ပြီးသည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဧဝံ-သည်၊ ဟောတိ-၏၊ ကိံ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ကမ္မံ-ကို၊ အာကာသံ-ခဲ့ပြီ၊ ကမ္မံ-ကို၊ ကရောဓန္ဓာ-သော၊ အဟံ-သည်၊ ဗုဒ္ဓါနံ-တို့၏၊ သာသနံ-ကို၊ မနသိ-၌၊ ကာတံ-ငှာ၊ နာသက္ခိံ-မစွမ်းနိုင်ခဲ့၊ ဟန္တု-ခု၊ အဟံ-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ငှာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရတမိ-အံ့၊ ဣတိဧဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ငှာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရတမိ-၏၊ ဣဒံ-သည်၊ ဒုတိယံ-သော၊ အာရမ္မဝတ္ထု-မည်၏။

၉ အာရုံသော-တို့၊ ပုနစပရံ-အံ့၊ ဘိက္ခုနာ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-ကို၊ ဂန္ထဗ္ဗော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဧဝံ-သည်၊ ဟောတိ-၏၊ ကိံ-သည်၊ ဟောတိ-နည်း၊ မေ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-သို့၊ ဂန္ထဗ္ဗော-သည်၊ ဘဝိဿတိ-လတ္တံ၊ မဂ္ဂံ-သို့၊ ဂစ္ဆန္တေန-သော၊ မေ-သည်၊ ဗုဒ္ဓါနံ-တို့၏၊ သာသနံ-ကို၊ မနသိကာတံ-ငှာ၊ န သုကရံ-ခဲ့၊ ဟန္တု-ခု၊ အဟံ-သည်

အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-
 ဌာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ဌာလည်းကောင်း၊
 ဝီရိယံ-ကို၊ အာရဘာမိ-အံ၊ ဣတိဝေ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိ-
 ဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာလည်း-
 ကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ဌာလည်းကောင်း၊ အသစ္စိကတဿ-
 ကို၊ သစ္စိကိရိယာယ-ဌာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရဘတိ-၏၊ ဣဒံ-သည်၊
 တတိယံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုသော-သို့၊ ပုနစပရံ-အံ၊ ဘိက္ခုနာ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-သို့၊
 ဂတော-ပြီးသည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဝေ-သည်၊ ဟောတိ-
 ၏၊ ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ မဂ္ဂံ-သို့၊ အဂမာသိ-ပြီး၊ မဂ္ဂံ-
 သို့၊ ဂစ္ဆန္တော-သော၊ အဟံ-သည်၊ ဗုဒ္ဓါနံ-တို့၏၊ သာသနံ-ကို၊ မနသိ-၌၊
 ကာတံ-ဌာ၊ နာသက္ခိ-ခဲ၊ ဟန္တ-ခု၊ အဟံ-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-
 ဌာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ဌာလည်းကောင်း၊ အသစ္စိ-
 ကတဿ-ကို၊ သစ္စိကိရိယာယ-ဌာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရဘာမိ-အံ၊
 ဣတိဝေ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-
 သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိ-
 ဂမာယ-ဌာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ဌာလည်း-
 ကောင်း၊ ဝီရိယံ-ကို၊ အာရဘတိ-၏၊ ဣဒံ-သည်၊ စတုတ္ထံ-သော၊ အာရမ္မ-
 ဝတ္ထု-မည်၏။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဂါမံဝါ-သို့သော်လည်း-
 ကောင်း၊ နိဂမံဝါ-သို့သော်လည်းကောင်း၊ ပိဏ္ဏာယ-ဌာ၊ စရန္တော-သော်၊
 လူဓဿ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ပဏီတဿ-သော၊
 ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊
 နုလဘတိ-မရ၊ တဿဘိက္ခုနော-အား၊ ဝေ-သည်၊ ဟောတိ-၏၊ ကိ-သည်၊
 ဟောတိ-နည်း၊ အဟံ-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊ နိဂမံဝါ-သို့-
 သော်လည်းကောင်း၊ ပိဏ္ဏာယ-ဌာ၊ စရန္တော-သော်၊ လူဓဿ-သော၊
 ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ပဏီတဿ-သော၊ ဘောဇနဿဝါ-
 ၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊ နာလတ္ထံ-ခဲ၊ တဿ၊
 မေ-၏၊ ကာယော-သည်၊ လဟုကော-ပေါ့ခဲ၏၊ ကမ္မညော-အမှည့်ခဲ၏၊ ဟန္တ-ခု၊
 အဟံ-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာလည်းကောင်း၊ အနဓိဂတဿ-ကို၊
 အဓိဂမာယ-ဌာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ဌာလည်း-
 ကောင်း၊ ဝီရိယံ-ကို၊ အာရဘာမိ-အံ၊ ဣတိဝေ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊
 ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာလည်း-

ကောင်း၊ အနုဓိဂတဿ-ကို၊ အဓိဂမာယ-ဌာလည်းကောင်း၊ အသစ္စိကတဿ-
ကို၊ သစ္စိကိရိယာယ-ဌာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရဘတိ-၏၊ ဣဒံ-
သည်၊ ပဉ္စမံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဂါမံဝါ-သို့သော်လည်း
ကောင်း၊ နိဂမံဝါ-သို့သော်လည်းကောင်း၊ ပိဏ္ဏာယ-ဌာ၊ စရန္တော-သော၊
လူခဿ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ပဏီတဿ-သော၊
ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊
လဘတိ-၏၊ တဿဘိက္ခုနော-အား၊ ဧဝံ-သည်၊ ဟောတိ-၏၊ ကိ-သည်၊
ဟောတိ-နည်း၊ အဟံ-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊ နိဂမံဝါ-သို့
သော်လည်းကောင်း၊ ပိဏ္ဏာယ-ဌာ၊ စရန္တော-သော၊ လူခဿ-သော၊
ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ပဏီတဿ-သော၊ ဘောဇနဿဝါ-
၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊ အလတ္ထံ-ခွဲပြီး၊
တဿမေ-၏၊ ကာယော-သည်၊ ဗလဝါ-အားရှိခဲ့၏၊ ကမ္မညော-အမှု၌ခံခဲ့၏၊
ဟန္တ-ခု၊ အဟံ-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာလည်းကောင်း၊ အနုဓိ-
ဂတဿ-ကို၊ အဓိဂမာယ-ဌာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိ-
ယာယ-ဌာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရဘာမိ-အံ၊ ဣတိဧဝံ-သည်၊ ဟော-
တိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊
ပတ္တိယာ-ဌာလည်းကောင်း၊ အနုဓိဂတဿ-ကို၊ အဓိဂမာယ - ဌာလည်း
ကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ဌာလည်းကောင်း၊ ဝီရိယံ-ကို၊
အာရဘတိ-၏၊ ဣဒံ-သည်၊ ဆဋ္ဌံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အား၊ အပ္ပမတ္တံနကာ-သော၊
အာဗာဓော-သည်၊ ဥပ္ပန္နော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊
ဧဝံ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ မေ-အား၊ အပ္ပမတ္တကော-
သော၊ အဟံ အာဗာဓော-သည်၊ ဥပ္ပန္နော-ခွဲပြီး၊ ယံ ယေန ဌာနေန-အကြင်
အကြောင်းကြောင့်၊ မေ-ငါ၏၊ အာဗာဓော-အနာသည် ပဝဇေယျ-တိုးပွားခဲ့
လေရာ၏၊ ဧတံ ဌာနံ-၍အကြောင်းသည်၊ ဝိဇ္ဇတိခေါပန-ရှိသည်သာ၊ ဟန္တ-ခု၊
အဟံ-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာလည်းကောင်း၊ အနုဓိဂတဿ-ကို၊ အဓိ
ဂမာယ-ဌာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ဌာလည်း
ကောင်း၊ ဝီရိယံ-ကို၊ အာရဘာမိ-အံ၊ ဣတိဧဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊
ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ဌာလည်း
ကောင်း၊ အနုဓိဂတဿ-ကို၊ အဓိဂမာယ-ဌာလည်းကောင်း၊ အသစ္စိကတဿ-
ကို၊ သစ္စိကိရိယာယ-ဌာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရဘတိ-၏၊ ဣဒံ-သည်၊
ဆတ္တမံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုဿော-တို့၊ ပုနပရိ-အံ၊ ဘိက္ခု-သည်၊ ဝိလာနဝုဠိတော-သည်၊
 ဂေလညာ-မှ၊ အစိရဝုဠိတော-သည်၊ ဟောတိ-၏၊ တထာဘိက္ခုနော-အား၊
 ဧဝံ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ဝိလာနဝုဠိ-
 တော-သည်၊ ဂေလညာ-မှ၊ အစိရဝုဠိတော-သည်၊ အမိ-ခဲ၏၊ ယံ ယေန ဌာနေန-
 ကြောင့်၊ မေ-၏၊ အာဗာဓော-သည်၊ ပစ္စုဒါဝတ္တေယျ-တစ်ဖန်တိုးပွားခဲ့လေ
 ရာ၏၊ ဝါ-တစ်ဖန်မြှုပ်နှံကြခဲ့လေရာ၏၊ တေဋ္ဌာနံ-သည်၊ ဝိဇ္ဇတိခေါပုန-
 ရှိသည်သာ၊ ဟန္တု-ခု၊ အဟံ-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊
 အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိ-
 ကိရိယာယ-ငှာလည်းကောင်း၊ ဝိရိယံ-ကို၊ အာရဘာမိ-အံ၊ ဣတိဧဝံ-သည်၊
 ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-ပြီး၍၊ သောဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊
 ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊
 အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ငှာလည်းကောင်း၊ ဝိရိယံ-ကို၊ အာရ-
 ဘာတိ-၏၊ ဣဒံ-ဤ “ဟန္တုဟံ ဝိရိယံ အာရဘာမိ” ဟု ဘာဝနာအကျိုးငှာ အား
 ထုတ်ခြင်းသည်၊ အဋ္ဌမံ-သော၊ အာရမ္မဝတ္ထု-မည်၏၊ ဣတိ-သို့၊ အဋ္ဌ-တို့သည်၊
 ဟောန္တိ-ကုန်၏။ (၅)။

၉

၃၃၆။ ဒါနဝတ္ထုနိ - ဒါနဝတ္ထုတို့သည်၊ ဝါ- ပေးလှူခြင်း၏တည်ရာ
 အကြောင်းတို့သည်၊ ဝါ-ပေးလှူကြောင်းဖြစ်သောစေတနာ၏တည်ရာအကြောင်း
 တို့သည်၊ အာသဇ္ဇ-အလှူခံပုဂ္ဂိုလ်၏ဆိုက်ရောက်လာခြင်းကြောင့်၊ ဒါနံ-ဒါနကို၊
 ဝါ-ပေးလှူအပ်သောပစ္စည်းဝတ္ထုကို၊ ဒေတိ-ပေးလှူ၏၊ ဘယာ-ကြောက်ခြင်း
 ကြောင့်၊ ဒါနံ-ကို၊ ဒေတိ-၏၊ အယံ-ဤသူသည်၊ မေ-ငါ့အား၊ အဒါယိ-
 ပေးလှူဖူးပြီ၊ ဣတိမနသိကတော-၍၊ ဒါနံ-ကို၊ ဒေတိ-၏၊ အယံ-သည်၊ မေ-
 အား၊ ဒဿတိ-ပေးလိမ့်လတ္တံ့၊ ဣတိမနသိကတော-၍၊ ဒါနံ-ကို၊ ဒေတိ-၏၊
 ဒါနံ-သည်၊ သာဟု-ကောင်း၏၊ ဣတိမနသိကတော-၍၊ ဒါနံ-ကို၊ ဒေတိ-၏၊
 အဟံ-သည်၊ ပစာမိ-ချက်ရပေ၏၊ ဣမေပုဂ္ဂလာ-ဤပုဂ္ဂိုလ်တို့သည်၊ ဝါ-ဤ
 ပုဂ္ဂိုလ်တို့မှာ၊ နပစန္ဒိ-မချက်ကြရရှာပေကုန်၊ ပစန္ဒော-ချက်ရသော၊ အဟံ-
 သည်၊ အပစန္ဒာနံ-မချက်ရရှာကုန်သော၊ ဣမေသံပုဂ္ဂလာနံ-တို့အား၊ နဒါတုံ-
 မပေးခြင်းငှာ၊ ဝါ-မပေးဘဲနေခြင်းငှာ၊ နာရဟာမိ-မဆိုက်ခဲ့၊ ဣတိမနသိကတော-
 ၍၊ ဒါနံ-ကို၊ ဒေတိ-၏၊ ဣဒံဒါနံ-ဤဒါနကို၊ ဒေတော-ပေးလှူသော၊ မေ-
 အား၊ ဝါ-၏၊ ကလျာဏော-ကောင်းသော၊ ကိတ္တိသဒ္ဓေါ-အံဩချီးကျူး
 သံထွက်ထူးသည့် ကျေးဇူးဂုဏ်သတင်းချီးဝှဲအပ်သောအသံသည်၊ အဗ္ဗဂ္ဂစ္ဆတိ-
 ပျံ့နှံ့၍တက်၏၊ ဝါ-ပျံ့နှံ့၍တက်လတ္တံ့၊ ဣတိ မနသိကတော-၍၊ ဒါနံ-ကို၊
 ဒေတိ-၏၊ စိတ္တာလင်္ကာရ စိတ္တပရိက္ခာရတ္ထံ-သမထ ဝိပဿနာစိတ်၏တန်ဆာ၊
 သမထဝိပဿနာစိတ်၏အခြံအရံအကျိုးငှာ၊ ဒါနံ-ကို၊ ဒေတိ-၏၊ ဣတိ-သို့၊
 အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၆)။

၃၃၇။ ဒါနုပပတ္တိပယာဒ-ဒါနုပပတ္တိတို့သည်၊ ဝါ-ဒါနုကြောင့်လူ့နတ်တို့၌
 ဖြစ်ခြင်းတို့သည်၊ အာဝုထော-တို့၊ ဣဓဣမသို့ လောကေ-၌၊ ကေစ္စော-အချို့၊
 သော၊ ပုဂ္ဂလော-သည်၊ သမဏဿ ဝါ-ရဟန်းအားသော်လည်းကောင်း၊
 ပြာဟ္မဏဿ ဝါ-ပုဏ္ဏားအားသော်လည်းကောင်း၊ ဒါနု-ဒါနုကို၊ ဝါ-ပေးလှူအပ်
 သော လေးပါးသောပစ္စည်းဝတ္ထုကို၊ (ဤကား သံရူပဝန္တသမညကံ) အန္တ-
 ထမင်းကိုလည်းကောင်း၊ ပါနု-အဖျော်ကိုလည်းကောင်း၊ ဝတ္ထု-အဝတ်ကို
 လည်းကောင်း၊ ယာနု-ယာဉ်ကိုလည်းကောင်း၊ မာလာဂန္ဓဝိလေပနု-ပန်း၊ နံ့ သာ
 လိမ်းတို့ကြောင့်ဖြစ်သော အရောင်တင်ဆေးကိုလည်းကောင်း၊ သေယျာဝသထ-
 ပဒီပေယျ-အိပ်ရာ၊ နေရာ၊ ဆီမီးအစဆောက်အဦ ကိုလည်းကောင်း၊ (ဤကား
 သရူပဒဿန ဝိသေသကကံ) ဒေတိ-ပေးလှူ၏၊ သော ပုဂ္ဂလော-သည်၊ ယံ ဝတ္ထု-
 အကြင်ဝတ္ထုကို၊ ဒေတိ-ပေးလှူ၏၊ တံ ဝတ္ထု-ကို၊ ပစ္စာသီသတိ-မျှော်လင့်
 တောင့်တ၏၊ သော ပုဂ္ဂလော-သည်၊ ပဉ္စဟိ-ငါးပါးကုန်သော၊ ကာမဂုဏေဟိ-
 ကာမဂုဏ်တို့နှင့်၊ ဝါ-ကာမအစုတို့နှင့်၊ ဝါ-ကာမအနှောင်အဖွဲ့တို့နှင့်၊ သမပ္ပိ-
 တံ-ပြည့်စုံသည်ဖြစ်၍၊ သမဂီဘူတံ-ပြည့်စုံသည်၏အဖြစ်သို့ ရောက်သည်ဖြစ်၍၊
 ပရိစာရသမာနု-ဣန္ဒြေတို့ကို ထိုမျှမျှ လှည့်လည်ကျက်စားစေသော၊ ဝါ-မြူးတူး
 ပျော်ပါး ကစားသော၊ ခတ္တိယ မဟာသာလံ ဝါ- များသော ဥစ္စာနှစ်ရှိသော
 မင်းကိုသော်လည်းကောင်း၊ ပြာဟ္မဏမဟာသာလံ ဝါ- များသော ဥစ္စာနှစ်ရှိသော
 ပုဏ္ဏားကိုသော်လည်းကောင်း၊ ဂဟပတိမဟာသာလံ ဝါ- များသော ဥစ္စာနှစ်ရှိ
 သော အိမ်ရှင်သူကြွယ်ကိုသော်လည်းကောင်း၊ ပဿတိ-ဖြစ်၏၊ ကဿပုဂ္ဂလဿ-
 အား၊ ဝေ-ဤသို့သောစိတ်အကြံသည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-
 နည်း၊ အဟံ-သည်၊ ကာယဿ-ဥပါဒိန္နက ခန္ဓာကိုယ်၏၊ ဘေဒါ-ပျက်ရာဖြစ်
 သော၊ မရဏာ-သေရာအခါမှ၊ ပရု-နောက်ဖြစ်သော အသစ်ဖြစ်သော ခန္ဓာကို
 ယူဆိဓဏ၌၊ ခတ္တိယမဟာသာလာနံ ဝါ-တို့၏သော် လည်းကောင်း၊ ပြာဟ္မဏ-
 မဟာသာလာနံ ဝါ-တို့၏ သော်လည်းကောင်း၊ ဂဟပတိ မဟာသာလာနံ ဝါ-
 တို့၏သော်လည်းကောင်း၊ သဟဗျတံ-တကွဖြစ်သော အပေါင်းအဖော်အဖြစ်
 သို့၊ ဥပပဇ္ဇေယျ- ကပ်ရောက်ရပါမှုကား၊ အဟောဝတ-ဪ-ကောင်းလေစွ
 တကား၊ ဣတိဝေ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတွာ-၍၊ သော
 ပုဂ္ဂလော-သည်၊ တံစိတ္တံ-တို့ ခတ္တိယမဟာသာလ၊ ပြာဟ္မဏမဟာသာလ၊ ဂဟပတိ
 မဟာသာလ ဖြစ်လိုသောစိတ်ကို၊ ဒဟတိ-ထား၏၊ တံစိတ္တံ-တို့၊ အဓိဋ္ဌာတိ-
 ဆောက်တည်၏၊ တံစိတ္တံ-ကို၊ ဘာဝေတိ-ပွားစေ၏၊ တဿ ပုဂ္ဂလဿ- ၏၊
 ဟိနေ-ယုတ်ညံ့အောက်ကျသော ငါးပါးသောကာမဂုဏ်၌၊ ဝိမုတ္တံ-အထူးအား
 ဖြင့် စွန့်လွှတ်အပ်သော၊ ဥတ္တရိ- အထက်ဖြစ်သော မဂ်ဖိုလ်အကျိုးငှာ၊ အဘာဝိ-
 တံ-မပွားစေအပ်သော၊ တံစိတ္တံ-ထိုစိတ်သည်၊ တတြူပပတ္တိပယာ-တို့ မိမိ
 တောင့်တအပ်သော ခတ္တိယမဟာသာလ၊ ပြာဟ္မဏမဟာသာလ၊ ဂဟပတိမဟာ

သာလတို့၌ ဖြစ်ရခြင်းငှာ၊ သံဝတ္ထတိ-ဖြစ်၏၊ တဉ္စခေါ စိတ္တံ- ထိုစိတ်ကိုလည်း၊
 သီလဝတော - သီလရှိသော၊ ပုဂ္ဂလဿ- အားသာ၊ ဝဒါမိ-ဟောတော်မူ၏၊
 ဒုဿီလဿ- သီလမရှိသော၊ ပုဂ္ဂလဿ- အား၊ နော ဝဒါမိ-ဟောတော်မူ။
 အာဝုသော-တို့၊ သီလဝတော-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော-
 ပဏိဓိ-စိတ်၏ တောင့်တခြင်းသည်၊ ဣဇ္ဈတိ - ပြည့်စုံနိုင်၏၊ ကသ္မာ- ကြောင့်၊
 သီလဝတော - သော၊ ပုဂ္ဂလဿ- အား၊ စေတောပဏိဓိ - သည်၊ ဣဇ္ဈတိ- နိုင်
 သနည်း၊ သီလဿ- သီလ၏၊ ဝိသုဒ္ဓတ္တာ-အထူးသဖြင့် စင်ကြယ်သည်၏အဖြစ်
 ကြောင့်၊ သီလဝတော-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော ပဏိဓိ-
 သည်၊ ဣဇ္ဈတိ-၏။ (၇-၁)။

အာဝုသော-တို့၊ ပုနုစုပရံ-တစ်မျိုး တခြား၊ ဒါနူပပတ္တိ တစ်ပါးကိုလည်း
 ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ကေစွော-
 သော၊ ပုဂ္ဂလော-သည်၊ သမဏဿဝါ-အားသော်လည်းကောင်း၊ ဗြာဟ္မဏဿဝါ-
 အားသော်လည်းကောင်း၊ ဒါနံ-ဒါနဟု ဆိုအပ်သော၊ ဝါ-ပေးလှူအပ်သော
 ပစ္စည်းဝတ္ထုဟုဆိုအပ်သော၊ အန္ဓိ-ကိုလည်းကောင်း၊ ပါနံ-ကိုလည်းကောင်း၊
 ဝတ္ထိ-ကိုလည်းကောင်း၊ ယာနံ-ကိုလည်းကောင်း၊ မာလာဂန္ဓဝိလေပနံ-ကိုလည်း
 ကောင်း၊ သေယျာဝသထပဒီပေယျံ-ကို လည်းကောင်း၊ ဒေတိ-၏၊ သော
 ပုဂ္ဂလော-သည်၊ ယံ ဝတ္ထု-ကို၊ ဒေတိ-၏၊ တံ ဝတ္ထု-ကို၊ ပစ္စာသိသတိ-၏၊
 တဿ ပုဂ္ဂလဿ-သည်၊ သုတံ- ကြားအပ်သည်၊ ဝါ-ကြားဖူးသည်၊ ဟောတိ-
 ၏၊ ကိ-သို့၊ သုတံ-သည်၊ ဟောတိ-နည်း၊ စာတုမဟာရာဇိကာ-စာတုမဟာ
 ရာဇ်တံ၌ ဖြစ်ကြကုန်သော၊ ဒေဝါ-နတ်တို့သည်၊ ဒိဿာယုကာ-ရှည်သောအသက်
 ရှိကြကုန်သည်၊ ဝဏ္ဏဝန္ဓော-လွန်ကဲသော အဆင်းရှိကြကုန်သည်၊ သုဗဟုလာ-
 များသော ချမ်းသာ ရှိကြကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဣတိ-သို့၊ သုတံ-သည်၊
 ဟောတိ-၏၊ တဿ ပုဂ္ဂလဿ-အား၊ ဝေ-သည်၊ ဟောတိ-၏၊ ကိ-သည်၊
 ဟောတိ-နည်း၊ အဟံ-သည်၊ ကာယဿ-၏၊ ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊
 စာတုမဟာရာဇိကာနံ-ကုန်သော၊ ဒေဝါနံ-တို့၏၊ သဟဗျတံ-သို့၊ ဥပပဇ္ဇေယျ-
 မူကာ၊ အဟောဝတ-တကာ၊ ဣတိဝေ-သည်၊ ဟောတိ-၏၊ သော ပုဂ္ဂလော-
 သည်၊ တံစိတ္တံ-ထို စာတုမဟာရာဇ် နတ်ဖြစ်လှီသောစိတ်ကို၊ ဒဟတိ-၏၊ တံစိတ္တံ-
 ကို၊ အဓိဋ္ဌာတိ-၏၊ တံစိတ္တံ-ကို၊ ဘာဝေတိ-၏၊ တဿ ပုဂ္ဂလဿ-၏၊ ဟိနေ-၌၊
 ဝိမုက္ခံ-သော၊ ဥတ္တရိ-ငှာ၊ အဘာဝိတံ-သော၊ တံစိတ္တံ-သည်၊ တတြ၊ ပပတ္တိယာ-
 ထို မိမိတောင့်တအပ်သော စာတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ရခြင်းငှာ၊ သံဝတ္ထတိ-
 ၏၊ တံ စ ခေါ စိတ္တံ-ကိုလည်း၊ သီလဝတော-သော၊ ပုဂ္ဂလဿ-အားသာ၊
 ဝဒါမိ-၏၊ ဒုဿီလဿ-သော၊ ပုဂ္ဂလဿ-အား၊ နော ဝဒါမိ-မူ၊ အာဝုသော-
 တို့၊ သီလဝတော-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော ပဏိဓိ-သည်၊

ဣဇ္ဈတိ-၏၊ ကံသွာ-ကြောင့်၊ သီလဝတော-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော ပဏိဓိ-သည်၊ ဣဇ္ဈတိ-နည်း၊ သီလဿ-၏၊ ဝိသုဒ္ဓတ္တာ-ကြောင့်၊ သီလဝတော-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော ပဏိဓိ-သည်၊ ဣဇ္ဈတိ-၏။ (၇-၂)။

အာဝုသော-တို့၊ ပုန စ ပရံ-အံ၊ ဣဓ ဣမသ္မိလောကေ-၌၊ ကေစော-သော၊ ပုဂ္ဂလော-သည်၊ သမဏဿ ဝါ-အားသော် လည်းကောင်း၊ ဗြာဟ္မဏဿ ဝါ-အားသော် လည်းကောင်း၊ အန္ဓိ-ထမင်းဟု ဆိုအပ်သော၊ ဒါနံ-ဒါနကို လည်းကောင်း၊ ဝါ-ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို လည်းကောင်း၊ ပါနံ-သော၊ ဒါနံ-ကို လည်းကောင်း၊ ဝတ္ထံ-သော၊ ဒါနံ-ကို လည်းကောင်း၊ ယာနံ-သော၊ ဒါနံ-ကို လည်းကောင်း၊ မာလာဂန္ဓဝိလေပနံ-သော၊ ဒါနံ-ကို လည်းကောင်း၊ သေယျာဝသထ ပဓိပေယျံ-သော၊ ဒါနံ-ကို လည်းကောင်း၊ ဒေတိ-၏၊ သော ပုဂ္ဂလော-သည်၊ ယံ ဝတ္ထံ-ကို၊ ဒေတိ-၏၊ တံ ဝတ္ထံ-ကို၊ ပစ္စာသိသတိ-၏၊ တဿ ပုဂ္ဂလဿ-သည်၊ သုတံ-သည်၊ ဟောတိ-၏၊ ကိ-သ္မိ၊ သုတံ-သည်၊ ဟောတိ-နည်း၊ တာဝတိ သာ-တာဝတိ သာဘိ၌ ဖြစ်ကြကုန်သော၊ ဒေဝါ-တို့သည်၊ ဒီဃာယုကာ-ကုန်သည်၊ ဝဏ္ဏဝန္ဓော-ကုန်သည်၊ သုဗဟုလာ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဣတိ-သ္မိ၊ သုတံ-အပ်သည်၊ ဟောတိ-၏၊ (ကျန် ပေယျာလ၏ အနက် ပေါ်လွင်ပြီဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ဖော်ခဲ့တော့ လတ္တံ့။)

(တဿ ဝေ ဟောတိ “ အဟောဝတာဟံ ကာယဿ ဘေဒါ ပရံ မရဏာ တာဝတိ သာနံ သဟဗျတံ ဥပပဇ္ဇေယျ”န္တိ။ သော တံ စိတ္တံ ဒဟတိ၊ တံစိတ္တံ အဓိဋ္ဌာတိ၊ တံစိတ္တံ ဘာဝေတိ၊ တဿ တံစိတ္တံ ဟိနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြုပမတ္ထိယဒ သံဝတ္တတိ။ တဉ္စ ခေါ သီလဝတော ဝဒါမိ နော ဒုဿိလဿ။ ဣဇ္ဈတာဝုသော သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။)

အာဝုသော-တို့၊ ပုန စ ပရံ-အံ၊ ဣဓ ဣမသ္မိလောကေ-၌၊ ကေစော-သော၊ ပုဂ္ဂလော-သည်၊ သမဏဿ ဝါ-အားသော် လည်းကောင်း၊ ဗြာဟ္မဏဿ ဝါ-အားသော် လည်းကောင်း၊ ဒါနံ-ကို၊ အန္ဓိ-ကို လည်းကောင်း၊ ပါပသေယျာဝသထပဓိပေယျံ-ကို လည်းကောင်း၊ ဒေတိ-၏၊ သော ပုဂ္ဂလော-သည်၊ ယံ ဝတ္ထံ-ကို၊ ဒေတိ-၏၊ တံ ဝတ္ထံ-ကို၊ ပစ္စာသိသတိ-၏၊ တဿ ပုဂ္ဂလဿ-သည်၊ သုတံ-အပ်သည်၊ ဟောတိ-၏၊ ကိ-သ္မိ၊ သုတံ-အပ်သည်၊ ဟောတိ-နည်း၊ ယာမာ-ယာမာဘိ၌ ဖြစ်ကြကုန်သော၊ ဒေဝါ-တို့သည်၊ ဒီဃာယုကာ-

ကုန်သည်၊ ဝဏ္ဏဝန္တော-ကုန်သည်၊ သုခဗဟုလာ-ကုန်သည်၊ ဟောန္တိ-ကုန်၏။
ဣတိ-သို့၊ သုတံ-အပ်သည်၊ ဟောတိ-၏။ ။ပ။ (ယောဇနာခွဲပြီးသော ဝါရံ၌
ကဲ့သို့ဖော်၍ ယောဇနာရမည်။)

တုသိတာ-တုသိတာဘုံ၌ ဖြစ်ကြကုန်သော၊ ဒေဝါ-တို့သည်၊ ။ပ။ နိမ္မာန
ရတီ-နိမ္မာနရတီဘုံ၌ ဖြစ်ကြကုန်သော၊ ဒေဝါ-တို့သည်၊ ။ပ။ အာဝုသော-တို့၊
ပုန စ ပရံ-အံ၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဇော-သော၊ ပုဂ္ဂလော-သည်၊
သမဏဿ ဝါ-အားသော် လည်းကောင်း၊ ဗြာဟ္မဏဿ ဝါ-အားသော် လည်း
ကောင်း၊ ဒါနံ-ကို၊ အန္ဓံ-ကို လည်းကောင်း၊ ။ပ။ သေယျာဝသထပဒီယေယျ-
ကို လည်းကောင်း၊ ဒေတိ-၏၊ သောပုဂ္ဂလော-သည်၊ ယံ ဝတ္ထု-ကို၊ ဒေတိ-
၏၊ တံဝတ္ထု-ကို၊ ပစ္စာသိသကိ-၏၊ တဿ ပုဂ္ဂလဿ-သည်၊ သုတံ-အပ်သည်၊
ဟောတိ-၏၊ ကိံ-သို့၊ သုတံ-အပ်သည်၊ ဟောတိ-နည်း၊ ပရနိမ္မိတဝသဝတ္ထိ-
ပရနိမ္မိတ ဝသဝတ္ထိဘုံ၌ ဖြစ်ကြကုန်သော၊ ဒေဝါ-တို့သည်၊ ဒိဿယကာ-ကုန်
သည်၊ ဝဏ္ဏဝန္တော-ကုန်သည်၊ သုခဗဟုလာ-ကုန်သည်၊ ဟောန္တိ-ကုန်၏။
ဣတိ-သို့၊ သုတံ-အပ်သည်၊ ဟောတိ-၏၊ တဿ ပုဂ္ဂလဿ-အား၊ ဧဝံ-သည်၊
ဟောတိ-၏၊ ကိံ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ကာယဿ-၏၊ ဘေဒါ-
သော မရဏာ-မှ၊ ပရံ-၌၊ ပရနိမ္မိတဝသဝတ္ထိနံ-ကုန်သော၊ ဒေဝါနံ-တို့၏၊
သဟဗျတံ-သို့၊ ဥပပဇ္ဇေယျ-ကား၊ အဟောဝတ-တကား၊ ဣတိ ဧဝံ-သည်၊
ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိဘက္ကယိတော-၍၊ သော ပုဂ္ဂလော-သည်၊ တံစိတ္တံ-
ကို၊ ဒဟတိ-၏၊ တံစိတ္တံ-ကို၊ အဓိဋ္ဌာတိ-၏၊ တံစိတ္တံ-ကို၊ ဘာဝေတိ-၏၊
တဿ ပုဂ္ဂလဿ-၏၊ ဟိနေ-၌၊ ဝိမုတ္တံ-သော၊ ဥတ္တရိ-ငှာ၊ အဘာဝိတံ-သော၊
တံစိတ္တံ-သည်၊ တတြူပပတ္တိယာ-ထံ မိမိတောင့်တအပ်သော ပရနိမ္မိတဝသဝတ္ထိ
နတ်ပြည်၌ ဖြစ်ခြင်းငှာ၊ သံဝတ္ထယံ-၏၊ တဉ္စ ခေါ စိတ္တံ-ကိုလည်း၊ သီလ-
ဝတော-သော၊ ပုဂ္ဂလဿ-အားသာ၊ ဝဒါမိ-၏၊ ဒုဿိလဿ-သော၊ ပုဂ္ဂလဿ-
အား၊ နော ဝဒါမိ-မမ္၊ အာဝုသော-တို့၊ သီလဝတော-သော၊ ပုဂ္ဂလဿ-
အား၊ ဝါ-၏၊ စေတော ပဏိမိ-သည်၊ ဣဇ္ဈတိ-နိုင်၏၊ ကသွာ-ကြောင့်၊
သီလဝတော-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော ပဏိမိ-သည်၊ ဣဇ္ဈတိ-
နည်း၊ သီလဿ-၏၊ ဝိသုဒ္ဓတ္တာ-ကြောင့်၊ သီလဝတော-သော၊ ပုဂ္ဂလဿ-
အား၊ ဝါ-၏၊ စေတောပဏိမိ-သည်၊ ဣဇ္ဈတိ-နိုင်၏။ (၃-၇)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဣဓ ဣမသ္မိံ လောကေ-၌၊ ဧကဇ္ဇော-သော၊
ပုဂ္ဂလော-သည်၊ သမဏဿ ဝါ-အားသော် လည်းကောင်း၊ ဗြာဟ္မဏဿ ဝါ-
အားသော် လည်းကောင်း၊ ဒါနံ-ကို၊ အန္ဓံ-ကို လည်းကောင်း၊ ပါနံ-ကို
လည်းကောင်း၊ ဝတ္ထု-ကို လည်းကောင်း၊ ယာနံ-ကိုလည်းကောင်း၊ မာလာဂန္ဓ-

ဝိလေပနံ-ကို လည်းကောင်း၊ သေယျာဝသထ ပဒိပေယျံ-ကို လည်းကောင်း၊
 ဒေတိ-၏၊ သော ပုဂ္ဂလော-သည်၊ ယံ ဝတ္ထု-ကို၊ ဒေတိ-၏၊ တံ ဝတ္ထု-ကို၊
 ပစ္စာသိသတိ-၏၊ တဿ ပုဂ္ဂလဿ-သည်၊ သုတံ-အပ်သည်၊ ဟောတိ-၏၊ ကိ-
 သို့၊ သုတံ-အပ်သည်၊ ဟောတိ-နည်း၊ ဗြဟ္မကာယိကာနံ-ဗြဟ္မာအပေါင်း၌
 ဖြစ်ကြကုန်သော၊ ဝါ-ဗြဟ္မာတံ၌ ဖြစ်ကြကုန်သော၊ ဒေဝါ-ဗြဟ္မာတို့သည်၊
 ဝိသယကုကာ-ကုန်သည်၊ ဝဏ္ဏဝန္ဓော-ကုန်သည်၊ သုခဗဟုသာ-ကုန်သည်၊ ဟောန္တိ-
 ကုန်၏၊ ဣတိ-သို့၊ သုတံ-သည်၊ ဟောတိ-၏၊ တဿ ပုဂ္ဂလဿ-အား၊ ဝေ-
 သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ကာယဿ-၏၊
 ဘေဒါ-သော၊ မရဏာ-မှ၊ ပရံ-၌၊ ဗြဟ္မကာယိကာနံ-ကုန်သော၊ ဒေဝါနံ-
 တို့၏၊ သဟဗျတံ-သို့၊ ဥပပဇ္ဇေယျံ-မှကား၊ အဟောဝတ-တကား၊ ဣတိ ဝေ-
 သည်၊ ဟောတိ-၏၊ သောတိက္ခု-သည်၊ တံစိတ္တံ-ထိုဗြဟ္မာဖြစ်လိုသော စိတ်ကို၊
 ဒဟတိ-၏၊ တံစိတ္တံ-ကို၊ အဓိဋ္ဌာတိ-၏၊ တံစိတ္တံ-ကို၊ ဘာဝေတိ-၏၊ တဿ
 ပုဂ္ဂလဿ-၏၊ ဟိနေ-၌၊ ဝိမုတ္တံ-သော၊ ဥတ္တရိ-ငှာ၊ အဘာဝိတံ-သော၊ တံ
 စိတ္တံ-သည်၊ တတြုပပတ္တိယာ-ထို မိမိ တော်ငုံတအပ်သော ဗြဟ္မာပြည်၌ ဖြစ်ရ
 ခြင်းငှာ၊ သံဝတ္တတိ-၏၊ တဉ္စခေါစိတ္တံ-ကိုလည်း၊ သီလဝတော-သော၊ ပုဂ္ဂလဿ-
 အားသာ၊ ဝဒါမိ-၏၊ ဒုဿိလဿ-သော၊ ပုဂ္ဂလဿ-အား၊ နော ဝဒါမိ-
 မဟော၊ ဝိဓရာဂဿ-သမုစ္ဆေဒပဟာနသတ္တိရှိသောမဂ်၊ ဝိက္ခမ္ဘနပဟာနသတ္တိ
 ရှိသောသမာပတ်ဖြင့် ကင်းပြီးသော ကာမရာဂရှိသော၊ ပုဂ္ဂလဿ-အားသာ၊
 ဝဒါမိ-၏၊ သရာဂဿ-ကာမရာဂနှင့် တကွဖြစ်သော၊ ဝါ-ကာမရာဂရှိသော၊
 ပုဂ္ဂလဿ-အား၊ နော ဝဒါမိ-မမ္၊ အာဝုသော-တို့၊ သီလဝတော-သော၊
 ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော ပဏိဓိ-သည်၊ ဣဇ္ဈတိ-နိုင်၏၊ ကသ္မာ-
 ကြောင့်၊ သီလဝတော-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော ပဏိဓိ-
 သည်၊ ဣဇ္ဈတိ-နည်း၊ ဝိဓရာဂတ္တာ-သမုစ္ဆေဒပဟာနသတ္တိရှိသောမဂ်၊ ပယ်အပ်
 သော ဝိက္ခမ္ဘနပဟာနသတ္တိရှိသော သမာပတ်ဖြင့် ကင်းပြီးသော ရာဂရှိသည်၏
 အဖြစ်ကြောင့်၊ သီလဝတော-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ စေတော
 ပဏိဓိ-သည်၊ ဣဇ္ဈတိ-၏၊ ဣတိ-သို့၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၇-ဂ)။

ပရိသာ-ပရိသတ်တို့သည်၊ ဝါ-ထက်ဝန်းကျင် ဤမှ၊ ဤမှ ပေါင်းဆုံတတ်
 သောအပေါင်းတို့သည်၊ ခတ္တိယ ပရိသာ-ခတ္တိယပရိသတ် လည်းကောင်း၊ ဝါ-
 မင်းတို့၏ ထက်ဝန်းကျင် ဤမှ၊ ဤမှ ပေါင်းဆုံတတ်သော အပေါင်း လည်း
 ကောင်း၊ ဗြဟ္မဏမရိသာ-ဗြဟ္မဏပရိသတ် လည်းကောင်း၊ ဝါ-ပုဏ္ဏားတို့၏
 ထက်ဝန်းကျင် ဤမှ၊ ဤမှ ပေါင်းဆုံတတ်သော အပေါင်း လည်းကောင်း၊
 ဂဟပတိပရိသာ-ဂဟပတိပရိသတ် လည်းကောင်း၊ ဝါ-အိမ်ရှေ့ သူကြွယ် တို့၏
 ထက်ဝန်းကျင် ဤမှ၊ ဤမှ ပေါင်းဆုံတတ်သော အပေါင်း လည်းကောင်း။

သမဏပရိသာ-သမဏပရိသတ် လည်းကောင်း၊ ဝါ-ရဟန်းတို့၏ ထက်ဝန်းကျင် ဤမှ, ဤမှ ပေါင်းဆုံးတတ်သော အပေါင်း လည်းကောင်း၊ စာတုမဟာရာဇိက ပရိသာ-စာတုမဟာရာဇိကပရိသတ် လည်းကောင်း၊ ဝါ-စတုမဟာရာဇိကတို့၏ ထက်ဝန်းကျင် ဤမှ, ဤမှ ပေါင်းဆုံးတတ်သော အပေါင်း လည်းကောင်း၊ တာဝတိံသပရိသာ-တာဝတိံသ ပရိသတ် လည်းကောင်း၊ ဝါ-တာဝတိံသာ နတ်တို့၏ ထက်ဝန်းကျင် ဤမှ, ဤမှ ပေါင်းဆုံးတတ်သော အပေါင်း လည်းကောင်း၊ မာရပရိသာ-မာရ ပရိသတ် လည်းကောင်း၊ ဝါ-မာရ်မင်း၏ ထက်ဝန်းကျင် ဤမှ, ဤမှ ပေါင်းဆုံးတတ်သော အပေါင်း လည်းကောင်း၊ ဗြဟ္မပရိသာ-ဗြဟ္မပရိသတ် လည်းကောင်း၊ ဝါ-ဗြဟ္မာတို့၏ ထက်ဝန်းကျင် ဤမှ, ဤမှ ပေါင်းဆုံးတတ်သော အပေါင်း လည်းကောင်း၊ ဣတိ-သ္မိ၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၇)။

လောကဓမ္မာ- လောကဓံ တို့သည်၊ ဝါ- သတ္တ လောက၏ တရားတို့သည်၊ ဝါ-သတ္တလောကအား မချွတ်မလွဲ အမြဲဖြစ်တတ်သော တရားတို့သည်၊ လာဘောစ-ရခြင်း လည်းကောင်း၊ အလာဘော စ-မရခြင်း လည်းကောင်း၊ ယသော စ-အရှိန်အစော်, အကျော်အစော အခြံအရံ လည်းကောင်း၊ အယသော စ-အရှိန်အစော်, အကျော်အစော်, အခြံအရံမဲ့ လည်းကောင်း၊ နိန္ဒာ စ-ကဲ့ရဲ့ခြင်း လည်းကောင်း၊ ပသံသာ စ-ချီးမွမ်းခြင်း လည်းကောင်း၊ သုခဉ္စ-ချမ်းသာခြင်း လည်းကောင်း၊ ဒုက္ခဉ္စ-ဆင်းရဲခြင်း လည်းကောင်း၊ ဣတိ-သ္မိ၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၉)။

(ယောဇနာအပ် လတ္တံ့ သော အဘိဘာယတန အဋ္ဌကနှင့် ဝိမောက္ခ အဋ္ဌက တို့ကို မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ် တတိယ ဘာဏဝါရတွင် အဋ္ဌကထာ ဋီကာ အဖွင့်များနှင့် တိုက်ဆိုင်လျက် ယောဇနာအပ်ခဲ့ကုန်ပြီ။)

၃၃၀။ အဘိဘာယတနာနိ-တို့သည်၊ ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တိ-၌၊ ရူပသည်-သည်၊ ဟုတော-၍၊ ဗဟိဒ္ဓါ-ကုန်သော၊ ပရိတ္တာနိ-ကုန်သော၊ သုဝဏ္ဏဒဗ္ဗဏာနိ- ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-ရ၏၊ တာနိ ရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိ ဧဝံ သညီ-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ မဋ္ဌမံ-သော၊ အဘိဘာယတနံ-မည်၏။

☞ ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တိ-၌၊ အရူပသည်-သည်၊ ဟုတော-၍၊ ဗဟိဒ္ဓါ-ကုန်သော၊ အပ္ပမာဏာနိ-ကုန်သော၊ သုဝဏ္ဏဒဗ္ဗဏာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-ရ၏၊ တာနိ ရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိ ဧဝံ သညီ-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ ဒုတိယံ-သော၊ အဘိဘာယတနံ-မည်၏။

ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသည်-သည်၊ ဟုတော-
၍၊ ဗဟိဒ္ဓါ-ကုန်သော၊ ပရိတ္တာနိ-ကုန်သော၊ သုဝဏ္ဏဒဗ္ဗဏ္ဏာနိ-ကုန်သော၊
ရူပါနိ-တို့ကို၊ ပဿတိ-၏၊ တာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊
ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေံသည်-သည်၊ ဟောတိ-၏၊
ဣဒံ-သည်၊ ဓာတိယံ-သော၊ အဘိဘာယတနံ-မည်၏။

ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ ရူပသည်-သည်၊ ဟုတော-၍၊
ဗဟိဒ္ဓါ-ကုန်သော၊ အပ္ပမာဏာနိ-ကုန်သော၊ သုဝဏ္ဏဒဗ္ဗဏ္ဏာနိ-ကုန်သော၊ ရူပါနိ-
တို့ကို၊ ပဿတိ-၏၊ တာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇာနာ-
မိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေံသည်-သည်၊ ဟောတိ-၏၊ ဣဒံ-
သည်၊ စတုတ္ထံ-သော၊ အဘိဘာယတနံ-မည်၏။

ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသည်-သည်၊ ဟုတော-၍၊
ဗဟိဒ္ဓါ-ကုန်သော၊ နီလာနိ-ကုန်သော၊ နီလဝဏ္ဏာနိ-ကုန်သော၊ နီလနိဒဿနာနိ-
ကုန်သော၊ နီလနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-ရ၏၊ သေယျ-
ထာပိနာမ-မည်သည်၊ ဥမာပုပ္ဖံ-သည်၊ နီလံ-သည်၊ နီလဝဏ္ဏံ-သည်၊ နီလနိ-
ဒဿနံ-သည်၊ နီလနိဘာသံ-သည်၊ ဟောတိသေယျထာပိဝါ- သို့သော်လည်း
ကောင်း၊ ဝါပန-ပါး၊ ဗဒရာဏသေယျကံ-သော၊ ဥဘဘောဘာဂဝိမဋ္ဌံ-သော၊
တံဝတ္ထံ-သည်၊ နီလံ-သည်၊ နီလဝဏ္ဏံ-သည်၊ နီလနိဒဿနံ-သည်၊ နီလနိဘာသံ-
သည်၊ ဟောတိ သေယျထာပိဝါ-သို့သော်လည်းကောင်း၊ ဝေမေဝံ-သာလျှင်၊
ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသည်-သည်၊ ဟုတော-၍၊
ဗဟိဒ္ဓါ-ကုန်သော၊ နီလာနိ-ကုန်သော၊ နီလဝဏ္ဏာနိ-ကုန်သော၊ နီလနိဒဿနာနိ-
ကုန်သော၊ နီလနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ- ရ၏၊ တာနိ
ရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-
၏၊ ဣတိဝေံသည်-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ ပဉ္စမံ-သော၊ အဘိဘာ-
ယတနံ-မည်၏။

ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသည်-သည်၊ ဟုတော-
၍၊ ဗဟိဒ္ဓါ-ကုန်သော၊ ပီတာနိ-ကုန်သော၊ ပီတဝဏ္ဏာနိ-ကုန်သော၊ ပီတာနိ-
ဒဿနာနိ-ကုန်သော၊ ပီတာနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-
ရ၏၊ သေယျထာပိနာမ-မည်သည်၊ ကဏိကာရပုပ္ဖံ-သည်၊ ပီတံ-သည်၊ ပီတ-
ဝဏ္ဏံ-သည်၊ ပီတာနိဒဿနံ-သည်၊ ပီတာနိဘာသံ-သည်၊ ဟောတိသေယျထာပိဝါ-
သို့သော်လည်းကောင်း၊ ဝါပန-ပါး၊ ဗဒရာဏသေယျကံ-သော၊ ဥဘဘော-
ဘာဂဝိမဋ္ဌံ-သော၊ တံဝတ္ထံ-သည်၊ ပီတံ-သည်၊ ပီတဝဏ္ဏံ-သည်၊ ပီတာနိဒဿနံ-
သည်၊ ပီတာနိဘာသံ-သည်၊ ဟောတိ သေယျထာပိဝါ-သို့သော်လည်းကောင်း။

ဝေမေဝံ-ဇာလျှင်၊ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-
 သည်၊ ဟုတော-၍၊ ဗဟိဒ္ဓါ-ကုန်သော၊ ပီတနိ-ကုန်သော၊ ဝိတဝဏ္ဏာနိ-ကုန်
 သော၊ ပီတနိဒဿနာနိ-ကုန်သော၊ ပီတနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊
 ပဿတိ-၏၊ တာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇာနာမိ-၏၊
 အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေသညီ-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ ဆဋ္ဌံ-
 သော၊ အဘိဘာယတနံ-မည်၏။

ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-၍၊
 ဗဟိဒ္ဓါ-ကုန်သော၊ လောဟိတကာနိ-ကုန်သော၊ လောဟိတကဝဏ္ဏာနိ-ကုန်
 သော၊ လောဟိတက နိဒဿနာနိ-ကုန်သော၊ လောဟိတက နိဘာသာနိ-ကုန်
 သော၊ ရူပါနိ-တို့ကို၊ ပဿတိ-ရ၏၊ သေယျထာပိနာမ-မည်သည်၊ ဗန္ဓုဇီဝက-
 ပုပ္ဖံ-သည်၊ လောဟိတကံ-သည်၊ လောဟိတက ဝဏ္ဏံ-သည်၊ လောဟိတကနိ
 ဒဿနံ-သည်၊ လောဟိတကနိဘာသံ-သည်၊ ဟောတိ သေယျထာပိဝါ-သို့သော်
 လည်းကောင်း၊ ဝါပန-ပါး၊ ဗာရာဏသေယျကံ-သော၊ ဥဘတောဘာဂဝိမဋ္ဌံ-
 သော၊ တံဝတ္ထံ-သည်၊ လောဟိတကံ-သည်၊ လောဟိတကဝဏ္ဏံ-သည်၊ လောဟိ
 တကနိဒဿနံ-သည်၊ လောဟိတက နိဘာသံ-သည်၊ ဟောတိ သေယျထာပိဝါ-
 သို့သော်လည်းကောင်း၊ ဝေမေဝံ-လျှင်၊ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-
 ၌၊ အရူပသညီ-သည်၊ ဟုတော-၍၊ ဗဟိဒ္ဓါ-ကုန်သော၊ လောဟိတကာနိ-ကုန်
 သော၊ လောဟိတကဝဏ္ဏာနိ-ကုန်သော၊ လောဟိတကနိဒဿနာနိ-ကုန်သော၊
 လောဟိတကနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-ရ၏၊ တာနိရူပါနိ-
 တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊
 ဣတိဝေသညီ-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ သတ္တမံ-သော၊ အဘိဘာယ
 တနံ-မည်၏။



ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-
 ၍၊ ဗဟိဒ္ဓါ-ကုန်သော၊ ဩဒါတာနိ-ကုန်သော၊ ဩဒါတဝဏ္ဏာနိ-ကုန်သော၊
 ဩဒါတနိဒဿနာနိ-ကုန်သော၊ ဩဒါတနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊
 ပဿတိ-ရ၏၊ သေယျထာပိနာမ-မည်သည်၊ ဩသဓိတာရကာ-သည်၊ ဩဒါတာ-
 သည်၊ ဩဒါတဝဏ္ဏာ-သည်၊ ဩဒါတနိဒဿနာ-သည်၊ ဩဒါတနိဘာသာ-
 သည်၊ ဟောတိ သေယျထာပိဝါ-သို့သော်လည်းကောင်း၊ ဝါပန-ပါး၊ ဗာရာဏ-
 သေယျကံ-သော၊ ဥဘတောဘာဂဝိမဋ္ဌံ-သော၊ တံဝတ္ထံ-သည်၊ ဩဒါတံ-သည်၊
 ဩဒါတဝဏ္ဏံ-သည်၊ ဩဒါတနိဒဿနံ-သည်၊ ဩဒါတနိဘာသံ-သည်၊ ဟောတိ-
 သေယျထာပိဝါ- သို့သော် လည်းကောင်း၊ ဝေမေဝံ-လျှင်၊ ဧကော-သော၊
 ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-၍၊ ဗဟိဒ္ဓါ-ကုန်
 သော၊ ဩဒါတာနိ-ကုန်သော၊ ဩဒါတဝဏ္ဏာနိ-ကုန်သော၊ ဩဒါတနိဒဿ-

နာနိ-ကုန်သော၊ ဩဒါတနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-ရ၏၊ တာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေသညီ-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ အဋ္ဌမိ-သော၊ အဘိဘာယတနံ-မည်၏။ (၁၀)၊ ဣတိ-သို့၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏။

၃၃၉။ ဝိမောက္ခော-တို့သည်၊ ရူပီ-သော၊ ဘိက္ခု-သည်၊ ဈာန်စက္ခုနာ-ဖြင့်၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ အဟံ-သည်၊ ပဌမော-သော၊ ဝိမောက္ခော-မည်၏။

ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-၍၊ ဗဟိဒ္ဓါ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ အဟံ-သည်၊ ဒုတိယော-သော၊ ဝိမောက္ခော-မည်၏။

သုဘန္တေဝ-ဟူ၍သာ၊ အဓိမုတ္တော- သည်၊ ဟောတိ-၏၊ အဟံ- သည်၊ တတိယော-သော၊ ဝိမောက္ခော-မည်၏။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ ရူပသညာနံ-တို့ကို၊ သမတိက္ကမာ-ကြောင့်၊ ပဋိဗသညာနံ-တို့၏၊ အတ္ထင်္ဂမာ-ကြောင့်၊ နာနတ္ထသညာနံ-တို့ကို၊ အမနသိကာရာ-ကြောင့်၊ အနန္တောအာကာသောတိ-ဟူ၍၊ ဘာဝေတွာ-၍၊ အာကာသာနဉ္စာယတနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ အဟံ-သည်၊ စတုတ္ထော-သော၊ ဝိမောက္ခော-မည်၏။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကာသာနဉ္စာယတနံ-ကို၊ သမတိက္ကမ္မ-၍၊ အနန္တံ ဝိညာဏန္တိ-ဟူ၍၊ ဘာဝေတွာ-၍၊ ဝိညာဏဉ္စာယတနံ-ကို၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ အဟံ-သည်၊ ပဉ္စမော-သော၊ ဝိမောက္ခော-မည်၏။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ ဝိညာဏဉ္စာယတနံ-ကို၊ သမတိက္ကမ္မ-၍၊ နတ္ထိ ကိဉ္စိတိ-ဟူ၍၊ ဘာဝေတွာ-၍၊ အာကိဉ္စညာယတနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ အဟံ-သည်၊ ဆဋ္ဌော-သော၊ ဝိမောက္ခော-မည်၏။

သဗ္ဗသော- အားဖြင့်၊ သဗ္ဗသော-သော၊ အာကိဉ္စညာယတနံ-ကို၊ သမတိက္ကမ္မ-၍၊ နေဝသညာနာသညာယတနံ-ကို၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ အဟံ-သည်၊ သတ္တမော-သော၊ ဝိမောက္ခော-မည်၏။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ နေဝသညာနာသညာယတနံ-ကို၊ သမတိက္ကမ္မ-၍၊ သညာဝေဒယိတနိရောဓံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ အဟံ-သည်၊ အဋ္ဌမော-သော၊ ဝိမောက္ခော-မည်၏။ (၁၁)၊ ဣတိ-သို့၊ အဋ္ဌ-တို့သည်၊ ဟောန္တိ-ကုန်၏။

☞ အာရုံသော-တို့၊ အဋ္ဌသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊ ယထာ-
 အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမ္မာကံ-
 တို့၏၊ ဣဒံ ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊
 တထာ-အားဖြင့်၊ သဗ္ဗေဟောဝ-ကုန်သော၊ တုမ္မေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗိ-
 ရာ၏၊ န ဝိဝဒိတဗ္ဗိ-ရာ၊ တံ သင်္ဂါယန အဝိဝဒနံ-သည်၊ ဗဟုဇနဟိတာယ-ဌာ
 လည်းကောင်း၊ ဗဟုဇနသုခါယ-ဌာ လည်းကောင်း၊ လောကာနုကမ္မာယ-ဌာ
 လည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထဒယ-ဌာ လည်းကောင်း၊ ဟိတာယ-
 ဌာ လည်းကောင်း၊ သုခါယ-ဌာ လည်းကောင်း၊ အဿ-ရာ၏၊ ဇနတော-
 သော၊ ပဿတော-သော၊ အရဟတော-သော၊ သမ္မာသမ္ဗုဒ္ဓေန-သေ၊ ဒေတန
 ဘဂဝတော-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ တေ
 ဓမ္မာ-တို့သည်၊ ဣဒမ ခေါ-တို့ပင်တည်း။

နဝက

၃၄၀။ အာရုံသော-တို့၊ နဝသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊
 ယထာ-အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊
 တုမ္မာကံ-တို့၏၊ ဣဒံ ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊
 အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗေဟောဝ-ကုန်သော၊ တုမ္မေဟိ-တို့သည်၊
 သင်္ဂါယိတဗ္ဗိ-ရာ၏၊ န ဝိဝဒိတဗ္ဗိ-ရာ၊ တံ သင်္ဂါယန အဝိဝဒနံ-သည်၊ ဗဟုဇန-
 ဟိတာယ-ဌာလည်းကောင်း၊ ဗဟုဇနသုခါယ-ဌာလည်းကောင်း၊ လောကာ-
 နုကမ္မာယ-ဌာလည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထဒယ-ဌာလည်းကောင်း၊
 ဟိတာယ-ဌာလည်းကောင်း၊ သုခါယ-ဌာလည်းကောင်း၊ အဿ-ရာ၏၊ ဇနတော-
 သော၊ ပဿတော- သော၊ အရဟတော-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေ
 ဘဂဝတော-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-အပ်ကုန်သော၊ နဝ-ကုန်သော၊
 တေဓမ္မာ-တို့သည်၊ အတ္ထိခေါ-ရွှိကုန်သည်သာ၊ နဝ-ကုန်သော၊ တေဓမ္မာ-
 တို့သည်၊ ကတမေ-တို့နည်း။

အာသာတဝတ္ထုနိ-အာသာတဝတ္ထုတို့သည်၊ ဝါ-စိတ်ကိုပြင်းစွာနှိပ်စက်
 တတ်သော ဒေါသ၏အကြောင်းတို့သည်၊ ဝါ-ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းတို့
 သည်၊ အယံ-ဤသူသည်၊ မေ-ငါ၏၊ အနတ္ထံ-အကျိုးမဲ့ကို၊ အစရိ-ကျင့်ခဲ့ဖူးပြီ၊
 ဣတိ မနသိကတော-ဤသို့နလုံးသွင်း၍၊ အာသာတံ-စိတ်ကိုပြင်းစွာနှိပ်စက်တတ်
 သောဒေါသကို၊ ဝါ-ရန်ငြိုးကို၊ ဗန္ဓတိ-ဖွဲ့၏၊ အယံ-သည်၊ မေ-၏၊ အနတ္ထံ-ကို၊
 စရတိ-ကျင့်ဆဲ၊ ဣတိ မနသိကတော-၍၊ အာသာတံ-ကို၊ ဗန္ဓတိ-၏၊ အယံ
 ပုဂ္ဂလော-သည်၊ မေ-၏၊ အနတ္ထံ-ကို၊ စရိယာတိ-ကျင့်လိမ့်လတ္တံ့၊ ဣတိ-
 မနသိကတော-၍၊ အာသာတံ-ကို၊ ဗန္ဓတိ-၏၊ အယံ ပုဂ္ဂလော-သည်၊ မေ-၏၊

ဝါ-သည်၊ ပိယဿ-ချစ်အပ်သော၊ မနာပဿ-စိတ်ဖြင့်ရောက်အပ်သော၊ ဝါ-
 စိတ်၏ရောက်ရာဖြစ်သော၊ ဝါ-ခိတ်ကိုပွားစေတတ်သော၊ ပုဂ္ဂလဿ-၏၊ အနတ္တံ-
 ကို၊ အစရိ-ပြီ၊ ဣတိ မနသိကတော-၍၊ အာဃာတံ-ကို၊ ဗန္ဓတိ-၏၊ အယံ-
 သည်၊ မေ-၏၊ ဝါ-သည်၊ ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏၊
 အနတ္တံ-ကို၊ စရတိ-ဆဲ၊ ဣတိ မနသိကတော-၍၊ အာဃာတံ-ကို၊ ဗန္ဓတိ-၏၊
 အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-
 ၏၊ အနတ္တံ-ကို၊ စရိယတိ-လတ္တံ၊ ဣတိ မနသိကတော-၍၊ အာဃာတံ-ကို၊
 ဗန္ဓတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-မချစ်အပ်သော၊
 အမနာပဿ-စိတ်ဖြင့်မရောက်အပ်သော၊ ဝါ-စိတ်၏ရောက်ရာမဟုတ်သော၊ ဝါ-
 စိတ်ကိုမပွားစေတတ်သော၊ ပုဂ္ဂလဿ-၏၊ အတ္တံ-အကျိုးစီးပွားကို၊ အစရိ-ပြီ၊
 ဣတိ မနသိကတော-၍၊ အာဃာတံ-ကို၊ ဗန္ဓတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-
 သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္တံ-ကို၊ စရတိ-
 ဆဲ၊ ဣတိ မနသိကတော-၍၊ အာဃာတံ-ကို၊ ဗန္ဓတိ-၏၊ အယံ-သည်၊ မေ-၏၊
 ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္တံ-ကို၊
 စရိယတိ-လတ္တံ၊ ဣတိ မနသိကတော-၍၊ အာဃာတံ-ကို၊ ဗန္ဓတိ-၏၊ ဣတိ-သို့၊
 နဝ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၁)။

အာဃာတပဋိဝိနယာ - စိတ်ကို ပြင်းစွာနှိပ်စက်တတ်သော . ဒေါသကိုပယ်
 ဖျောက်ကြောင်းဖြစ်သောဘုရားတို့သည်။ ဝါ-ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်
 ကြောင်းဖြစ်သောတရားတို့သည်၊ အယံ-သည်၊ မေ-၏၊ အနတ္တံ-ကို၊ အစရိ-ပြီ၊
 ဣတိ-၍သို့သဘောရှိသော၊ တံ အနတ္တစရဏံ-ထိုအကျိုးမဲ့ကိုကျင့်ခြင်းသည်၊
 မာအဟောသိ-မဖြစ်ပါစေလင့်၊ ဣတိ-၍သို့တားမြစ်ကန့်ကွက်ပယ်ဖျက်ခြင်းကို၊
 ဧတ္ထ ဧတသ္မိံ ပုဂ္ဂလေ-၍ပုဂ္ဂိုလ်၌၊ ကုတော-အဘယ်ကြောင်းကြောင့်၊ လဗ္ဘာ-
 ရအပ်နိုင်ပါသနည်း၊ နလဗ္ဘာဝေ-မရအပ်နိုင်သည်သာ၊ (တစ်နည်း)အယံ-သည်၊
 မေ-၏၊ အနတ္တံ-ကို၊ အစရိ-ပြီ၊ ဣတိ မနသိကတော-၍သို့နှလုံးသွင်း၍၊ အယံ-
 သည်၊ ပဋိကောပံ-အတုံ့ပြန်၍အမျက်ထွက်ခြင်းကို၊ သဇကေခရယံ-အကယ်၍
 ပြုလိုက်ငြားအံ့၊ ဝေကရာန္တေ-၍သို့ပြုလိုက်သည်ရှိသော်၊ တံ ကောပကရဏံ-
 ထိုအံ့မျက်ထွက်ခြင်းကိုပြုခြင်းကို၊ ဧတ္ထ ဧတသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-အဘယ်
 အကြောင်းကြောင့်၊ လဗ္ဘာ-ရအပ်နိုင်ပါအံ့နည်း၊ နလဗ္ဘာဝေ-နိုင်သည်သာ၊
 ဣတိမနသိကတော-၍၊ အာဃာတံ-ကို၊ ပဋိဝိနေတိ-ပယ်ဖျောက်၏၊ အယံ-သည်၊
 မေ-၏၊ အနတ္တံ-ကို၊ စရတိ-ဆဲ၊ ဣတိ-သော တံအနတ္တစရဏံ-သည်၊ မာ-
 အဟောသိ-လင့်၊ ဣတိ-ကို၊ ဧတ္ထ ဧတသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊
 လဗ္ဘာ-နည်း၊ နလဗ္ဘာဝေ-သည်သာ၊ ဣတိ မနသိကတော-၍၊ အာဃာတံ-ကို၊
 ပဋိဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ အနတ္တံ-ကို၊ စရိယတိ-လတ္တံ၊ ဣတိ-

မနသိကတော-၍၊ အဟံ-သည်၊ ပဋိကောပံ-ကို၊ သစေကရေယျ-အံ၊ ဧဝံ-
ကရောန္တေ-သော်၊ တံ ကောပကရဏံ-ကို၊ ဧတ္ထ တေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-
ကြောင့်၊ လဗ္ဘာ-နည်း၊ န လဗ္ဘာဇေ-သည်သာ၊ ဣတိ မနသိကတော-၍၊
အာသာတံ-ကို၊ ပဋိဝိနေတိ-၏၊ အယံ ပုဂ္ဂလော-သည်၊ မေ-၏၊ ဝါ-သည်၊
ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အနတ္တံ-ကို၊ အစရိ-ဗြူ၊ ဣတိ-
သော၊ တံ အနတ္တစရဏံ-သည်၊ မာအဟောသိ-လင့်၊ ဣတိ-ကို၊ ကုတော-
ကြောင့်၊ လဗ္ဘာ-နည်း၊ န လဗ္ဘာဇေ-သည်သာ၊ ဣတိ မနသိကတော-၍၊
အာသာတံ-ကို၊ ပဋိဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ ပိယဿ-
သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အနတ္တံ-ကို၊ စရတိ-ဆဲ၊ ဣတိ မနသိ-
ကတော-၍၊ အဟံ-သည်၊ ပဋိကောပံ-ကို၊ သစေကရေယျ-အံ၊ ဧဝံကရောန္တေ-
သော်၊ တံ ကောပကရဏံ-ကို၊ ဧတ္ထ တေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊
လဗ္ဘာ-နည်း၊ န လဗ္ဘာဇေ-သည်သာ၊ ဣတိ မနသိကတော-၍၊ အာသာတံ-ကို၊
ပဋိဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ ပိယဿ-သော၊ မနာပဿ-
သော၊ ပုဂ္ဂလဿ-၏၊ အနတ္တံ-ကို၊ စရိယတိ-လတ္တံ၊ ဣတိ-သော၊ တံ အနတ္တစရဏံ-
သည်၊ မာအဟောသိ-လင့်၊ ဣတိ-ကို၊ ဧတ္ထ တေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊
လဗ္ဘာ-နည်း၊ န လဗ္ဘာဇေ-သည်သာ၊ ဣတိ မနသိကတော-၍၊ အာသာတံ-ကို၊
ပဋိဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာ-
ပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္တံ-ကို၊ အစရိ-ဗြူ၊ ဣတိ မနသိကတော-၍၊
အဟံ-သည်၊ ပဋိကောပံ-ကို၊ သစေ ကရေယျ-အံ၊ ဧဝံ ကရောန္တေ-သော်၊
တံ ကောပကရဏံ-ကို၊ ဧတ္ထ တေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊ လဗ္ဘာ-
နည်း၊ န လဗ္ဘာဇေ-သည်သာ၊ ဣတိ မနသိကတော-၍၊ အာသာတံ-ကို၊ ပဋိ-
ဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-
သော၊ ပုဂ္ဂလဿ-၏၊ အတ္တံ-ကို၊ စရတိ-ဆဲ၊ ဣတိ-သော၊ တံ အတ္တစရဏံ-ထို
အကျိုးစီးပွားကို ကျင့်ခြင်းသည်၊ မာ အဟောသိ-လင့်၊ ဣတိ-သို့၊ ကုတော-
ကြောင့်၊ လဗ္ဘာ-နည်း၊ န လဗ္ဘာဇေ-သည်သာ၊ ဣတိ မနသိ ကတော-၍၊
အာသာတံ-ကို၊ ပဋိဝိနေတိ-၏၊ အယံ ပုဂ္ဂလော-သည်၊ မေ-၏၊ ဝါ-သည်၊
အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္တံ-ကို၊ စရိယတိ-
လတ္တံ၊ ဣတိ မနသိကတော-၍၊ အဟံ-သည်၊ ပဋိကောပံ-ကို၊ သစေကရေယျ-
အံ၊ ဧဝံ ကရောန္တေ-သော်၊ တံ ကောပကရဏံ-ကို၊ ဧတ္ထ တေသ္မိံ ပုဂ္ဂလေ-၌၊
ကုတော-ကြောင့်၊ လဗ္ဘာ-နည်း၊ န လဗ္ဘာဇေ-သည်သာ၊ ဣတိ မနသိကတော-
၍၊ အာသာတံ-ကို၊ ပဋိဝိနေတိ- ၏။ (၂)။ ဣတိ-သို့၊ နစ- တို့သည်၊
ဟောန္တိ-ကုန်၏။

၃၄၁။ သတ္တာဝါသော-သတ္တာဝါသ-တို့သည်၊ ဝါ-သတ္တာဝါတို့၏ ရှေးရှု
 လာ၍ နေရာဖြစ်သော အရပ်တို့သည်၊ အာဝုသော-တို့၊ မနုဿာ စ-တို့သည်
 လည်းကောင်း၊ ဧကဓမ္မ-ကုန်သော၊ ဒေဝါ စ-တို့သည် လည်းကောင်း၊ ဧကဓမ္မ-
 ကုန်သော၊ ဝိနိပါတိကာ စ-တို့သည် လည်းကောင်း၊ နာနတ္ထကာယာ-ကုန်သည်၊
 နာနတ္ထသညိနော-ကုန်သည်၊ ဟောန္တိ သေယျထာပိ-သို့၊ တထာ-တူ၊ နာနတ္ထ-
 ကာယာ-ကုန်သော၊ နာနတ္ထသညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်
 ၏၊ အယံ- ဤနာနတ္ထကာယ၊ နာနတ္ထသညိ သတ္တာဝါအပေါင်းသည်၊ ပဌမော-
 သော၊ သတ္တာဝါသော-သတ္တာဝါသ မည်၏။

အာဝုသော-တို့၊ ဗြဟ္မကာယိကာ-ကုန်သော၊ ပဌမာဘိနိဗ္ဗတ္တာ-ကုန်သော၊
 ဒေဝါ-တို့သည်၊ နာနတ္ထကာယာ- ကုန်သည်၊ ဧကတ္ထသညိနော- ကုန်သည်၊
 ဟောန္တိ သေယျထာပိ-သို့၊ တထာ-တူ၊ နာနတ္ထကာယာ-ကုန်သော၊ ဧကတ္ထ-
 သညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ ဒုတိယော-
 သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ အာဘဿရာ-ကုန်သော၊ ဒေဝါ-တို့သည်၊ ဧကတ္ထကာယာ-
 ကုန်သည်၊ နာနတ္ထသညိနော-ကုန်သည်၊ ဟောန္တိ သေယျထာပိ-သို့၊ တထာ-တူ၊
 ဧကတ္ထကာယာ- ကုန်သော၊ နာနတ္ထသညိနော- ကုန်သော၊ သတ္တာ-တို့သည်၊
 သန္တိ-ကုန်၏၊ အယံ-သည်၊ တတိယော-သော၊ သတ္တာဝါသော-မည်၏။

☞ အာဝုသော-တို့၊ သုဘင်္ဂိကာ-ကုန်သော၊ ဒေဝါ-တို့သည်၊ ဧကတ္ထကာယာ-
 ကုန်သည်၊ ဧကတ္ထသညိနော-ကုန်သည်၊ ဟောန္တိ သေယျထာပိ-သို့၊ တထာ-
 တူ၊ ဧကတ္ထကာယာ-ကုန်သော၊ ဧကတ္ထသညိနော-ကုန်သော၊ သတ္တာ-တို့သည်၊
 သန္တိ-ကုန်၏၊ အယံ-သည်၊ စတုတ္ထော-သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ အသညသတ္တာ-အသညသတ်စဉ်၌ ဖြစ်ကုန်သော၊ ဒေဝါ-
 တို့သည်၊ အသညိနော-ပဋိသန္ဓေသည် မရှိကြကုန်သည်၊ အပ္ပဋိသံဝေဒီနော-
 သုခဝေဒနာ၊ ဒုက္ခဝေဒနာကို ခံစားလေ့ မရှိကြကုန်သည်၊ ဟောန္တိ သေယျထာပိ-
 သို့၊ တထာ-တူ၊ အသညိနော-ကုန်သော၊ အပ္ပဋိသံဝေဒီနော- ကုန်သော၊
 သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-ဤ အသညိ အပ္ပဋိသံဝေဒီ သတ္တာဝါ
 အပေါင်းသည်၊ ပဉ္စမော-သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ ရူပသညာနံ-
 တို့ကို၊ သမတိက္ကမာ-ကြောင့်၊ ပဋိသညာနံ-တို့၏၊ အတ္တင်္ဂမာ-ကြောင့်၊
 နာနတ္ထသညာနံ-တို့ကို၊ အမနသိကာရာ-ကြောင့်၊ အနန္တော အာကာသောတိ-
 ဟူ၍၊ ဘာဝေတွာ-ကုန်၍၊ အာကာသာနဉ္စာယတနူပဂါ-ကုန်သော၊ သတ္တာ-
 တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ ဆဋ္ဌော-သော၊ သတ္တာဝါသော-
 မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကာသာနဉ္စာ-
ယတနံ-ကို၊ သမတိက္ကမ္မ-ကုန်၍၊ အနန္တဝိညာဏန္တိ-ဟူ၍၊ ဘာဝေတွာ-ကုန်၍၊
ဝိညာဏဉ္စာယတနပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-
သည်၊ သတ္တမော-သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ ဝိညာဏဉ္စာ-
ယတနံ-ကို၊ သမတိက္ကမ္မ-ကုန်၍၊ နတ္ထိ ကိဉ္စိတိ-ဟူ၍၊ ဘာဝေတွာ-ကုန်၍၊
အာကိဉ္စညာယတနပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ- ကုန်၏၊ အယံ-
သည်၊ အဋ္ဌမော-သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကိဉ္စညာ-
ယတနံ-ကို၊ သမတိက္ကမ္မ-ကုန်၍၊ နေဝသညာနာသညာယတနပဂါ-ကုန်သော၊
သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ နဝမော-သော၊ သတ္တာဝါသော-
မည်၏။ (၃) ဣတိ-သို့၊ နဝ-တို့သည်၊ ဟောန္တိ-ကုန်၏။

၃၄၂။ ဗြဟ္မဓရိယ ဝါသာယ- မြတ်သော အကျင့်ကို ကျင့်ရခြင်းငှာ၊
အက္ခကာ-အခွင့်မရှိရာ အရပ်တို့သည်၊ အသမယာ-အခွင့်မရှိရာ အရပ်တို့သည်၊
အာဝုသော-တို့၊ ဣဓ ဣမံသို့ လောကေ-ဤလောက၌၊ အရဟံ-ကိလေသာ မြို့မှူး
ညစ်အကြေးမှ ကင်းဝေးစင်ကြယ်တော်မူသော၊ သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါး
မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသော၊ တထာဂတော စ-
မြတ်စွာဘုရားတော်သည်၊ ဥပ္ပန္နော-ဖြစ်တော်မူသည်၊ ဝါ-ပွင့်တော်မူသည်၊
ဟောတိ-၏၊ တေန တထာဂတေန-သည်၊ (ထည့်စပ်) သြပသမိကော-ဝဋ်
ဒုက္ခ၏ ငြိမ်းအေးခြင်းကို ဆောင်တတ်သော၊ ဝါ-ကိလေသာတို့၏ ငြိမ်းအေး
ခြင်းကို ပြုတတ်သော၊ ပရိနိဗ္ဗာနိကာ- ကိလေသာတို့၏ ငြိမ်းအေးခြင်းကို
ဆောင်တတ်သော၊ သမ္မောဂေါမိ-မိမိကိုကျင့်သော ပုဂ္ဂိုလ်ကို လေးပါးသော
သစ္စာကို ထိုးထွင်း၍ သိတတ်သော မဂ်ညာဏ်သို့ ရောက်စေတတ်သော၊ သုဂတပ္ပ-
ဝေဒိတော-မြတ်စွာဘုရားတို့သည် သိစေအပ်သော၊ ဓမ္မော စ-လေးပါးသော
သစ္စာတရားကိုလည်း၊ ဒေသိယတိ-ဟောအပ်၏၊ အယဉ္စ ပုဂ္ဂလော-ဤ ပုဂ္ဂိုလ်
သည်လည်း၊ နိရယံ ဥပ-ငရဲ၌၊ ပန္နော-ဖြစ်ရသည်၊ ဟောတိ-၏၊ အယံ-ဤငရဲ
တို့သည်၊ ဗြဟ္မဓရိယဝါသာယ-ငှာ၊ ပဋ္ဌမော-သော၊ အက္ခဏော-အခွင့်မရှိရာ
အရပ်ပေတည်း၊ အသမယော-အခွင့်မရှိရာ အရပ်ပေတည်း။

အာဝုသော-တို့၊ ပုန စ ဗရိ-တစ်မျိုးတခြား အက္ခဏတစ်ပါးကိုလည်း ထင်
ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ လောကေ-၌၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-

သော၊ တထာဂတော စ-သည်လည်း၊ ဥပ္ပန္နော-သည်၊ ဟောတိ-၏၊ ဩပ-
 သမိကော-သော၊ ပရိနိဗ္ဗာနိကော-သော၊ သမ္မောဓဂါမိ-သော၊ သုဂတပ္ပ-
 ဝေဒိတော-သော၊ ဓမ္မော စ-ကိုလည်း၊ ဒေသိယတိ-အပ်၏၊ အယဉ္ဇ ပုဂ္ဂလော-
 သည်လည်း၊ တိရစ္ဆာန်နယာနိ ဥပ-တိရစ္ဆာန်တို့၏ ပေါင်းဆုံရာ တိရစ္ဆာန်တို့၌၊
 ပန္နော-ဖြစ်သည်၊ ဟောတိ-၏၊ အယံ-ဤ တိရစ္ဆာန်တို့၏ ပေါင်းဆုံရာ တိရစ္ဆာန်
 တို့သည်၊ ဗြဟ္မစရိယဝါသာယ-ဌာ၊ ဒုတိယော-သော၊ အက္ခဏော-တည်း၊
 အသမယော-တည်း။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ လောကေ-၌၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-
 သော၊ တထာဂတော စ-သည်လည်း၊ ဥပ္ပန္နော-သည်၊ ဟောတိ-၏၊ ဩပသမိကော-
 သော၊ ပရိနိဗ္ဗာနိကော-သော၊ သမ္မောဓဂါမိ-သော၊ သုဂတပ္ပဝေဒိတော-
 သော၊ ဓမ္မော-ကိုလည်း၊ ဒေသိယတိ-အပ်၏၊ အယဉ္ဇပုဂ္ဂလော-သည်လည်း၊
 ပေတ္တိဝိသယံဥပ-ပြိတ္တာတို့၏ဖြစ်ရာ ပြိတ္တာတို့၌၊ ပန္နော-သည်၊ ဟောတိ-၏၊
 အယံ-ဤပြိတ္တာတို့၏ဖြစ်ရာပြိတ္တာတို့သည်၊ ဗြဟ္မစရိယဝါသာယ-ဌာ၊ တတိယော-
 သော၊ အက္ခဏော-တည်း၊ အသမယော-တည်း၊ (ဤတတိယ ဝါရအတူ
 ယောဇနာလတ္တံ့ သော ဝါရများ၌လည်း ဖော်၍ ယောဇနာရမည်။) ။ပ။ အသုရ-
 ကာယံဥပ-အသုရာ အပေါင်း၌၊ ဝါ-အသုရကာယံတို့၌၊ ပန္နော-သည်၊ ဟောတိ-
 ၏၊ အယံ-ဤအသုရကာယံတို့သည်၊ ဗြဟ္မစရိယဝါသာယ-ဌာ၊ စတုတ္ထော-သော၊
 အက္ခဏော-တည်း၊ အသမယော-တည်း။ ။ ပ။



* အညတရံ-အမှတ်မသားတစ်ပါးပါ-သော၊ ဒိဿာယုကံ-ရှည်သောအသက်
 ရှိသော၊ ဒေဝနိကာယံဥပ-အသညသတ် အရူပဗြဟ္မာအပေါင်း၌၊ ဝါ-အသ
 ညသတ် အရူပဗြဟ္မာတို့၌၊ ပန္နော-သည်၊ ဟောတိ-၏၊ အယံ-ဤအသညသတ်
 အရူပဗြဟ္မာတို့သည်၊ ဗြဟ္မစရိယဝါသာယ-ဌာ၊ ပဉ္စမော-သော၊ အက္ခဏော-
 တည်း၊ အသမယော-တည်း။ ။

* မှတ်ချက်။ ။ အညတရံ ဒိဿာယုကံ ဒေဝနိကာယံ ဥပပန္နော ဟောတိ၊ ဤဝါကျ၌
 အစောင်စောင်သော ပါဠိတော်မူတို့၌ အညတရံပုဒ် ကျလျက်ရှိ၏။ အညတရံ ပုဒ်ရှိမှ
 သာ အညတရန္တိ အသညတဝံဝါ အရူပတဝံဝါ...ဟူသော အဋ္ဌကထာ၊ ယသို့ ဒေဝ-
 နိကာယေ ဓမ္မဒေသနာ န ဝိယုဇ္ဇတိ၊ သဝနဿဝ အဘဝတော သော ပါဠိယံ
 ဒိဿာယုကော ဒေဝနိကာယောတိ အဓိပ္ပေတောတိ အာဟာ “အသညဘဝံဝါ အရူပ
 တဝံဝါ”တိ ဟူသော ဝိကာတို့နှင့် ညီမည်။ ပါဠိတော်နိဿယ၊ အဋ္ဌကထာနိဿယ
 များ၌လည်း အညတရံ ပုဒ်ပါလျက် ရှိ၏။ ဒသုတ္တရသုတ်၌လည်း အညတရံပုဒ် ကျ
 လျက်ပင်ရှိ၏။

။ပ။ ပစ္စန္ဓိမေသု-အစွန်အဖျားအနားဖြစ်ကုန်သော၊ ဇနပဒေသု-ဇနပုဒ်တို့၌၊ ပစ္စာဇာတော-တစ်ဖန်ဖြစ်ရသည်၊ ဟောတိ-၏၊ * ယတ္ထယေသု မိလက္ခေသု-အကြင် မပီမပြင် မဆင်ရှားသောစကားကို ပြောဆိုတတ်ကြကုန်သော တောသား တောင်သူ လူရိုင်းမျိုးတို့၌၊ ဝါ-အကြင် ပညာမျက်စိ၌ ဆုဂ္ဂဒေါသ၊ မောဟ တည်းဟူသော အညစ်အကြေးရှိကြကုန်သော တောသားတောင်သူ လူရိုင်း မျိုးတို့၌၊ ဘိက္ခုနီ-ရဟန်းယောကျ်ားတို့၏ လည်းကောင်း၊ ဘိက္ခုနီနီ-ရဟန်းမ တို့၏ လည်းကောင်း၊ ဥပါသကာနံ-သီတင်းသည်ဒါယကာတို့၏ လည်းကောင်း၊ ဥပါသိကာနံ-သီတင်းသည် ဒါယိကာမတို့၏ လည်းကောင်း၊ ဂတိ-သွားလာ နိုင်ခြင်းသည်၊ နတ္ထိ-မရှိ၊ အဝိညာတာရေသု-အကျိုးအကြောင်း အိုးအကောင်း ကို အမျိုးမျိုးပြောင်းကာ မသိတတ်ကြကုန်သော၊ ဝါ-လေးပါးသောသစ္စာကို မသိတတ်ကြကုန်သော၊ တေသုမိလက္ခေသု-တို့၌၊ ပစ္စာဇာတော-သည်၊ ဟောတိ- ၏၊ အယံ-ဤပစ္စန္ဓိမအရပ်သည်၊ ဗြဟ္မစရိယဝါသာယ-ငှာ၊ ဆဋ္ဌော-သော၊ အက္ခဏော-တည်း၊ အသမယော-တည်း။

။ပ။ မဇ္ဈိမေသု-အလယ်ဖြစ်ကုန်သော၊ ဇနပဒေသု-တို့၌၊ ပစ္စာဇာတော- သည်၊ ဟောတိ-၏၊ သောစ ပုဂ္ဂလော-ထိုမဇ္ဈိမအရပ်ဖြစ်သော ပုဂ္ဂိုလ်သည် လည်း၊ ဒိန္နံ-ပေးလှူအပ်ကြောင်းဖြစ်သော စေတနာသည်၊ ဝါ-ပေးလှူအပ် ကြောင်းဖြစ်သော စေတနာ၏အကျိုးသည်၊ နတ္ထိ-မရှိ၊ ယိဋ္ဌံ-ယဇ်ကြီးပူဇော် အပ်ကြောင်းဖြစ်သောစေတနာသည်၊ ဝါ-ယဇ်ကြီးပူဇော်အပ်ကြောင်းဖြစ်သော စေတနာ၏အကျိုးသည်၊ နတ္ထိ-မရှိ၊ ဟုတံ-ယဇ်ငယ်ပူဇော်အပ်ကြောင်းဖြစ်သော စေတနာသည်၊ ဝါ-ယဇ်ငယ်ပူဇော်အပ်ကြောင်းဖြစ်သော စေတနာ၏အကျိုး သည်၊ နတ္ထိ-မရှိ၊ သုကတဒုက္ကဋ္ဌာနံ-ကောင်းစွာပြုအပ်၊ မကောင်းသဖြင့် ပြုအပ်

* မှတ်ချက်။ ။ဤမိလက္ခေသု-ပုဒ်အရာ၌ အစောင်စောင်သော ပါဠိတော်မူတို့၌ မိလက္ခေသု ဟူ၍ ဦးဒိဿသရနှင့်ပါဠိရှိကြ၏။ ဘူကဏ္ဍဘူမိဝဂ်အဘိဓာန်၌ “မိလက္ခေသော၊ ပစ္စန္ဓော” ဟု-ပရိယာယ်နှစ်ပုဒ်ဆို၏။ ၎င်းဦးကာ၌ ဝိသိဋ္ဌာစာရ ရဟိတော မိလက္ခေသော၊ ကာမ ရူပါဒိ ပစ္စန္ဓောနာမ၊ မိလက္ခေ အဗျတ္တိယံဝါစာယံ၊ မိလက္ခန္တိ အဗျတ္တဝါစံ ဘာသန္တေတိ မိလက္ခာ၊ ဝိသိဋ္ဌာစာရ မဂ္ဂဒဿနတ္ထာယ ပညာစက္ခုနော အဘာဝါ မျာဂါဒိမလံ အက္ခိယိ ယေသန္တိဝါ မိလက္ခာ အသိတ္ထံ၊ ဘေသံ နိဝါသဋ္ဌာနံ မိလက္ခေသော၊ ပစ္စန္ဓေ မဇ္ဈိမ ဒေသဿ မဟိဒ္ဓါဘာဂေ ဇာတော ပစ္စန္ဓော-ဟု ဖွင့်၏။ ဤအဘိဓာန်ဦးကာ၌ “မိလက္ခေသော” ပုဒ်အရာ၌ မိလက္ခေသော ဟု ဥကာရန္တနှင့်တွေ့ရသော်လည်း မိလက္ခေ အဗျတ္တိယံဝါစာယံ-စသော ဦးကာရုပ်စီရင်ပုံနှင့်မညီသောကြောင့် မိလက္ခေသော ဟု အကာရန္တနှင့်ပင် ရေးလိုက်၏။ ဘူကဏ္ဍ၊ စတုမ္ပဏ္ဍဂေ အဘိဓာန်၌လည်း တက္ခေဒါ မိလက္ခေတိဟု အကာရန္တနှင့်ပင် ဆို၏။ ၎င်းဦးကာ၌လည်း မိလက္ခေ အဗျတ္တသဒ္ဓေ၊ မိလက္ခန္တေ အဗျတ္တံ ဘာသန္တေတိ မိလက္ခာ၊ တေသံ ဇာတိယောနိ မိလက္ခေတိ ဟု အကာရန္တနှင့်တည့်၍ အကာရန္တနှင့်ပင် ပိပြုတ်ဆို၏။ ဤအဘိဓာန် စာကိုယ် ဦးကာ တို့ကိုထောက်၍ မိလက္ခေဟူသော အကာရန္တပုဒ်ကိုယူ၍ မိလက္ခေသု-ဟု ဆိုလိုက်ပေ၏။

ကုန်သော၊ ကမ္မာနံ-ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏၊ ဖလံ-အကျိုးဆက်သည်၊
 ဝိပါကော-အကျိုးရင်းသည်၊ နတ္ထိ-မရှိ၊ အယံလောကော-ဤပစ္စုပ္ပန် လောက
 သည်၊ နတ္ထိ-မရှိ၊ ပရောလောကော-တမလွန်လောကသည်၊ နတ္ထိ-မရှိ၊ မာတာ-
 အမိသည်၊ ဝါ-အမိ၌ပြုကျင့်အပ်သော ကောင်းမှု၊ မကောင်းမှု၏အကျိုးသည်၊
 နတ္ထိ-မရှိ၊ ပိတာ- အဘသည်၊ ဝါ- အဘ၌ ပြုကျင့်အပ်သော ကောင်းမှု၊
 မကောင်းမှု၏အကျိုးသည်၊ နတ္ထိ-မရှိ၊ ဩပပါတိကာ-အသစ်အသစ်ဖြစ်တတ်
 ကုန်သော၊ သတ္တာ-တို့သည်၊ နတ္ထိ-မရှိကုန်၊ ယေ သမဏ ဗြာဟ္မဏာ-အကြင်
 ရဟန်းပုဂ္ဂိုလ်တို့သည်၊ ဣမံလောကဉ္စ-ဤပစ္စုပ္ပန်လောကကိုလည်းကောင်း၊ ပရ-
 လောကဉ္စ-တမလွန်လောကကို လည်းကောင်း၊ သယံ-ကိုယ်တိုင်၊ အဘိညာ-
 ထူးသောအရဟတ္တမဂ်ဉာဏ်ကြောင့် သိကြကုန်၍၊ ဝါ-ထူးသောပစ္စဝေက္ခဏာ
 ဉာဏ်ဖြင့် သိကြကုန်၍၊ သစ္စိကတွာ-မျက်မှောက် ပြုကြကုန်၍၊ ပဝေဒေန္တိ-
 အပြားအားဖြင့် သိစေကြကုန်၏၊ ဝါ-ဟောကြကုန်၏၊ လောကေ-၌၊ သမ္မုဂ္ဂ-
 တာ-ကောင်းစွာသွားတတ်ကြကုန်သော၊ သမ္မာပဋိပန္နာ-ကောင်းစွာကျင့်တတ်
 ကြကုန်သော၊ တေ သမဏ ဗြာဟ္မဏာ-တို့သည်၊ နတ္ထိ-ကုန်၊ ဣတိ-သို့၊ မိစ္ဆာ-
 ဓိဋ္ဌိကော-ချွတ်ယွင်း ဖောက်ပြန် မဟုတ်မမှန်သော နိယာမိစ္ဆာ အယူရှိသည်၊
 ဝိပရိတဒဿနော-ဖောက်ပြန်သောအယူရှိသည်၊ ဟောတိ-၏၊ အယံ-ဤနိယတ
 မိစ္ဆာအယူသည်၊ ဗြဟ္မစရိယဝါသာယ-ငှာ၊ သတ္တမော-သော၊ အက္ခဏော-
 တည်း၊ အသမယော-တည်း။

။ ပ ။ ပစ္စန္တိမေသု- ကုန်သော၊ ဇနပဒေသု-တို့၌၊ ပစ္စာဇာတော- သည်၊
 ဟောတိ-၏၊ သောစ ပုဂ္ဂလော-သည်လည်း၊ ဒုပ္ပညော-တိဟိတ်ပဋိသန္ဓေပညာ
 မရှိသည်၊ ဇဋ္ဌော-ဆွံ့အသည်၊ ဇဋ္ဌမဂေါ-အရည်ယိုသော ခံတွင်းရှိသည်၊ ဝါ-
 အရည်ယိုခြင်းတည်းဟူသော အပြစ်ရှိသောခံတွင်းရှိသည်၊ သုဘာသိတဒုဗ္ဘာသိ-
 တာနံ-ကောင်းစွာ ဟောအပ် မကောင်းသဖြင့် ဟောအပ်ကုန်သော၊ ဓမ္မာနံ-
 တရားတို့၏၊ အတ္ထံ-အနက်ကို၊ အညာတံ-သိခြင်းငှာ၊ နပုဋ္ဌိဗလော-မစွမ်းနိုင်
 သည်၊ ဟောတိ-၏၊ အယံ-ဤတိဟိတ်ပဋိသန္ဓေပညာ မရှိသည်၏ အဖြစ်သည်၊
 ဗြဟ္မစရိယဝါသာယ-ငှာ၊ အဋ္ဌမော-သော၊ အက္ခဏော-တည်း၊ အသမယော-
 တည်း။

အာဝုသော-တို့၊ ပုနစပရိ-အံ၊ လောကေ-၌၊ အရဟံ-သော၊ သမ္မာသမ္ဗုဒ္ဓေါ-
 သော၊ တထာ ဂတောစ- သည်လည်း၊ ဥပ္ပန္နော-သည်၊ နဟောတိ-မဖြစ်၊
 (တစ်နည်း) ဩပသမိကော-သော၊ ပရိနိဗ္ဗာနိကော-သော၊ သမ္မောဂေ မိ-
 သော၊ သုဂတပုဓေဒိတော-သော၊ ဓမ္မောစ-ကိုလည်း၊ နဒေသိယတိ-အပ်၊ အယဉ္စ-
 ပုဂ္ဂလော-သည်လည်း၊ ပစ္စန္တိမေသု-ကုန်သော၊ ဇနပဒေသု-တို့၌၊ ပစ္စာဇာတော-
 သည်၊ ဟောတိ-၏၊ သောစပုဂ္ဂလော-သည်လည်း၊ ပညဝါ-တိဟိတ်ပဋိသန္ဓေ

ပညာရှိသည်၊ အဇဇော-မဆုံမအသည်၊ အနေဠမ္မဂေါ-အရည်မယိုသောခံတွင်း
 ရှိသည်၊ ဝါ-အရည်ယိုခြင်းတည်းဟူသောအဖြစ်မရှိသောခံတွင်းရှိသည်၊ သုဘာ-
 သိတ ဒုဗ္ဘာသိတာနံ-ကုန်သော၊ မွှောနံ-တို့၏၊ အတ္တံ-ကို၊ အညာတံ-ငှာ၊ ပဋိ-
 ဗလော-သည်၊ ဟောတိ-၏၊ အယ်-ဤ တရားမဟောအပ်သည်၏ အဖြစ်သည်၊
 ဗြဟ္မစရိယဝါသာယ-ငှာ၊ နဝမော-သော၊ အက္ခဏော-တည်း၊ အသမယော-
 တည်း။ (၄) ဣတိ-သို့၊ နစ-တို့သည်၊ ဟေခန္တိ-ကုန်၏။

၃၄၃။ အနုပုဗ္ဗဝိဟာရာ- အစဉ်အတိုင်း နေကြောင်း ဖြစ်သော တရားတို့
 သည်၊ ဝါ-အစဉ်အတိုင်း ဝင်စားအပ်သော တရားတို့သည်၊ အာရုသော-တို့၊
 ဣမက္ကမသ္မိံသာသနေ-၌၊ သိက္ခာ-သည်၊ ကာမေဟိ တို့မှ၊ ဝိဝိစ္စေဝ-သာလျှင်၊
 အကုသလေဟိ-ကုန်သော၊ ဓမ္မေဟိ-တို့မှ၊ ဝိဝိစ္စေဝ-သာလျှင်၊ သဝိတက္ကံ-သော၊
 သဝိစာရိ-သော၊ ဝိဝေကဗိပိတိသုခံ-သော၊ ပဌမံ-သေခ၊ ဈာနံ-သို့၊ ဥပသမ္ပဇ္ဇ-
 ရှိ၊ ဝိဟရတိ-၏၊ ဝိဘက္ကံ ဝိစာရာနံ-တို့၏၊ ဝုပသမာ-ကြောင့်၊ အဇ္ဈတ္တံ-သော၊
 သမ္ပသာဒနံ-သော၊ စေတသော-၏၊ ဧကောဒိဘာဝံ-သော၊ အဝိတက္ကံ-သော၊
 အဝိစာရိ-သော၊ သမာဓိဗိပိတိသုခံ-သော၊ ဒုတိယံ-သော၊ ဈာနံ-ကို၊ ဥပ-
 သမ္ပဇ္ဇ- ရှိ၊ ဝိဟရတိ- ၏၊ ပိတိယာ- ကို၊ ဝိရာဂါစ- ကြောင့်လည်းကောင်း၊
 ပိတိယာ-၏၊ ဝုပသမာစ-ကြောင့် လည်း ကောင်း၊ ဥပေက္ခကော - သည်၊
 ဟုတ္တာစ-လည်း၊ ဝိဟရတိ- ၏၊ သတော- သည်၊ သမ္ပဇာနော-သည်၊ ဟုတ္တာ-၍၊
 သုခဉ္စ- ကိုလည်း၊ ကာယေန - ဖြင့်၊ ပဋိသံဝေဒေတိ-၏၊ ယံ တတိယ ဈာန
 ဟေတု-ကြောင့်၊ တံ တတိယဈာနသမဂ္ဂိပုဂ္ဂလံ-ကို၊ အရိယာ-တို့သည်၊ အာစိက္ခန္တိ-
 ကုန်၏၊ ကိ -သို့၊ အာစိက္ခန္တိ-ကုန်သနည်း၊ အယံ ပုဂ္ဂလော-သည်၊ ဥပေက္ခ-
 ကော- သည်၊ သတိမာ-သည်၊ ဟုတ္တာ-၍၊ သုခဝိဟာရိ-၏၊ ဣတိ-သို့၊ အာ
 စိက္ခန္တိ-ကုန်၏၊ တတိယံ-သော၊ တံဈာနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊
 ပုဗ္ဗေဝ - ၌ သာ လျှင်၊ သုခဿ- ကို၊ ပဟာနာစ- ကြောင့် လည်း ကောင်း၊
 သောမနဿ ဒေါမနဿာနံ - တို့၏၊ အတ္ထဂံမာစ - ကြောင့် လည်းကောင်း၊
 အဒုက္ခမ သုခံ-သော၊ ဥပေက္ခာ သတိ ပါရိသုဒ္ဓိံ - သော၊ စတုတ္ထံ - သော၊
 ဈာနံ-ကို၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-
 အလုံးစုံကုန်သော၊ ရူပသညာနံ-တို့ကို၊ သမတိက္ကမာ-ကြောင့်၊ ပဋိသသညာနံ-
 တို့၏၊ အတ္ထဂံမာ- ကြောင့်၊ နာနတ္ထသညာနံ-တို့ကို၊ အမနသိကာရာ-ကြောင့်၊
 အနန္တောအာကာသောတိ-ဟူ၍၊ ဘာဝေတွာ-၍၊ အာကာသာနဉ္စာယတနံ-သို့၊
 ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကာ-
 သာနဉ္စာယတနံ-ကို၊ သမတိက္ကမ-၍၊ သနန္တဝိညာဏန္တိ-ဟူ၍၊ ဘာဝေတွာ-၍၊
 ဝိညာဏဉ္စာယတနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ သဗ္ဗသော-အားဖြင့်၊
 သဗ္ဗသော-သော၊ ဝိညာဏဉ္စာယတနံ-ကို၊ သမတိက္ကမ-၍၊ နတ္ထိကိဉ္စိတိ-ဟူ၍၊



ဘာဝေတွာ-၍၊ အာကိဉ္ဇညာယတနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ သဗ္ဗ-
 သော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကိဉ္ဇညာယတနံ-ကို၊ သမတိက္ကမ္မ-၍၊
 နေဝသညာနာသညာယတနံ-ကို၊ ဝါ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊ သဗ္ဗ-
 သော-အားဖြင့်၊ သဗ္ဗသော-သော၊ နေဝသညာနာသညာယတနံ-ကို၊ သမ-
 တိက္ကမ္မ-၍၊ သညာဝေဒယိတနိရောဓံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ (၅)
 ဣတိ-သို့၊ နဝ-တို့သည်၊ ဟောန္တိ-ကုန်၏။

၃၄၄။ အနုပုဗ္ဗနိရောဓာ - အစဉ်အတိုင်းချုပ်ခြင်းတို့သည်၊ ပဌမံ-သော၊
 ဈာန်-သို့၊ သမာပန္နဿ-ကောင်းစွာရောက်သော၊ ဝါ-ဝင်စားသော၊ ပုဂ္ဂလဿ-
 အား၊ ဝါ-၏၊ ကာမသညာ-ကာမသညာသည်၊ နိရုဒ္ဓါ-ချုပ်သည်၊ ဟောတိ-၏၊
 ဒုတိယံ-သော၊ ဈာန်-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊
 ဝိဘက္ကဝိစာရာ-တို့သည်၊ နိရုဒ္ဓါ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ တတိယံ-သော၊
 ဈာန်-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ပီတိ-သည်၊ နိရုဒ္ဓါ-
 သည်၊ ဟောတိ-၏၊ ဗတုတ္ထံ-သော၊ ဈာန်-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-
 အား၊ ဝါ-၏၊ အဿာသပဿဒသာ-ဝင်သက်ထွက်သက်တို့သည်၊ နိရုဒ္ဓါ-
 ကုန်သည်၊ ဟောန္တိ-ကုန်၏၊ အာကာသာနဉ္ဇာယတနံ-သို့၊ သမာပန္နဿ-သော၊
 ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ရူပသညာ-ရူပသညာသည်၊ နိရုဒ္ဓါ-သည်၊ ဟောတိ-၏၊
 ဝိညာဏဉ္ဇာယတနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊
 အာကာသဒနဉ္ဇာယတနသညာ- အာကာသာနဉ္ဇာယတနသညာသည်၊ နိရုဒ္ဓါ-
 သည်၊ ဟောတိ-၏၊ အာကိဉ္ဇညာယတနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-
 အား၊ ဝါ-၏၊ ဝိညာဏဉ္ဇာယတနသညာ-ဝိညာဏဉ္ဇာယတနသညာသည်၊ နိရုဒ္ဓါ-
 သည်၊ ဟောတိ-၏၊ နေဝသညာနာသညာယတနံ-သို့၊ သမာပန္နဿ-သော၊
 ပုဂ္ဂလဿ-အား၊ ဝါ-၏၊ အာကိဉ္ဇညာယတနသညာ-သည်၊ နိရုဒ္ဓါ-သည်၊
 ဟောတိ-၏၊ သညာဝေဒယိတနိရောဓံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊
 ဝါ-၏၊ သညာစ - သညာသည် လည်းကောင်း၊ ဝေဒနာစ - ဝေဒနာသည်
 လည်းကောင်း၊ နိရုဒ္ဓါ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ (၆) ဣတိ-သို့၊ နဝ-
 တို့သည်၊ ဟောန္တိ-ကုန်၏။

အာရုသော-တို့၊ နဝသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊ ယထာ-
 အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝေဒမာနာနံ-ကုန်သော၊ တုဗ္ဗာကံ-
 တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဋ္ဌနိယံ-သည်၊ စိရုဋ္ဌိတိတံ-သည်၊ အဿ-ရာ၏၊
 တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုဗ္ဗေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗိ-
 ရာ၏၊ နုဝိဝေဒိတဗ္ဗိ-ရာ၊ တံ သင်္ဂါယနအဝိဝေဒနံ-သည်၊ ဗဟုဇနဟိတာယ-ငှာ
 လည်းကောင်း၊ ဗဟုဇနသုခါယ-ငှာလည်းကောင်း၊ လောကာနုကမ္ပာယ-ငှာ

လည်းကောင်း၊ ဒေဝမနုဿာန်-တို့၏၊ အတ္ထာယ-ဌာလည်းကောင်း၊ ဟိတာယ-ဌာလည်းကောင်း၊ သုခါယ-ဌာလည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနဘဂဝတာ-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-အပ်ကုန်သော၊ နဝ-ကုန်သော၊ တေဓမ္မာ-တို့သည်၊ ဣမေခေါ-တို့ပေတည်း။

ဒ သ က

၃၄၅။ အာဝုသော-တို့၊ ဒသသု-ကုန်သော၊ ယတ္ထ ယေသုဓမ္မေသု-တို့၌၊ ယထာ-အားဖြင့်၊ သင်္ဂါယမာနာန်-ကုန်သော၊ အဝိဝဒမာနာန်-ကုန်သော၊ တုမ္ဘာကံ-တို့၏၊ ဣဒံ ဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊ တထာ-အားဖြင့်၊ သဗ္ဗေ ဟေဝ-ကုန်သော၊ တုမ္ဘေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗံ-ရာ၏၊ န ဝိဝဒိတဗ္ဗံ-ရာ၊ တံ သင်္ဂါယနအဝိဝဒနံ-သည်၊ ဗဟုဇန-ဟိတာယ-ဌာ လည်းကောင်း၊ ဗဟုဇနသုခါယ-ဌာ လည်းကောင်း၊ လောကာနု-ကမ္မာယ-ဌာ လည်းကောင်း၊ ဒေဝ မနုဿာန်-တို့၏၊ အတ္ထာယ-ဌာ လည်းကောင်း၊ ဟိတာယ-ဌာ လည်းကောင်း၊ သုခါယ-ဌာ လည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊ ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေန ဘဂဝတာ-သည်၊ သမ္မာ-စွာ၊ အက္ခာတာ-ကုန်သော၊ ဒသ-ကုန်သော၊ တေ ဓမ္မာ-တို့သည်၊ အတ္ထိ ခေါ-ကုန်သည်သာ၊ ဒသ-ကုန်သော၊ တေဓမ္မာ-တို့သည်၊ ကတမေ-တို့နည်း။

နာထကရဏာ-ဘုရားသဖြင့် အစိုးရသည်၏အဖြစ်ကို ပြုတတ်ကုန်သော၊ ဝါ-အားထားမှီခိုရာ၏ အဖြစ်ကို ပြုတတ်ကုန်သော၊ ဓမ္မာ-တို့သည်၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သီလဝါ - သီလ ရှိသည်၊ ဟောတိ-၏၊ ပါတိမောက္ခ သံဝရသံဝုတော-ပါတိမောက္ခသံဝရသီလဖြင့် စောင့်ရှောက် လုံခြုံစေအပ်ပြီးသော ကာယဒွါရ၊ ဝစီဒွါရရှိသည်၊ ဝါ-ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသည်၊ အာစာရ ဂေါစရ သမ္ပန္နော-အကျင့်၊ နွားတို့၏ ကျက်စားရာ မြက်တော စားကျက်နှင့် တူသော ကျက်စားရာ အာရုံနှင့် ပြည့်စုံသည်၊ အဏုမတ္တေသု-အဏုမြူမှု အတိုင်းအရှည် ရှိကုန်သော၊ ဝဇ္ဇေသု-အပြစ်တို့၌၊ ဝါ-တို့ကြောင့်၊ ဓာယဒသာဝိ-ဘေးဟု ရှုလေ့ရှိသည်၊ ဝါ-ဘေးကို ရှုလေ့ ရှိသည်၊ ဟုတုဒ-၍၊ ဝိဟရတိ-၏၊ သိက္ခာ ပဒေသု-တို့၌၊ ဝါ-တို့တွင်၊ တံတံ သိက္ခာပဒံ-ထိုထို သိက္ခာပုဒ်ကို၊ သမာဒါယ-ကောင်းစွာယူ၍၊ ဝါ-ဆောက်တည်၍၊ သိက္ခာတိ-ကျင့်၏၊ ဝါ-အားထုတ်၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်၊ သီလဝါ-သည်၊ ယမ္ပိ ဟောတိ-အကြင်လည်း ဖြစ်၏၊ ပါတိမောက္ခ သံဝရသံဝုတော-သည်၊ အာစာရဂေါစရသမ္ပန္နော-သည်၊ အဏုမတ္တေသု-ကုန်သော၊



ဝဇ္ဇေသု-တို့၌၊ ဝါ-တို့ကြောင့်၊ ဘယဒဏ္ဍာဝိ-သည်၊ ဟုတော-၍၊ ယမ္ပိ ဝိဟရတိ-
အကြင်လည်း နေ၏၊ သိက္ခာပဒေသု-တို့၌၊ ဝါ-တို့တွင်၊ တံတံ သိက္ခာပဒံ-ကို၊
သမာဒါယ-၍၊ ယမ္ပိ သိက္ခတိ-အကြင်လည်း ကျင့်၏၊ အယမ္ပိ ဓမ္မော-ဤ သီလ
ရှိသည်၏ အဖြစ်ဟူသော သီလ သည်လည်း၊ နာထ ကရဏော - တရားသဖြင့်
အစိုးရသည်၏ အဖြစ်ကို ပြုတတ်သော တရားမည်၏။ (၁-၁)

အာဝုသော-တို့၊ ပုန စ ပရံ-တစ်မျိုးတခြား နာထကရဏ တစ်ပါးကိုလည်း
ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ သိက္ခာ-သည်၊ ဗဟုဿုတော- များသော
ကြားနာအပ်ပြီးသော ပရိယတ္တိ ရှိသည်၊ သုတ ဓရော-ကြားနာ အပ်ပြီးသော
ပရိယတ္တိကိုဆောင်နိုင်သည်၊ သုတသန္တိစယော-ကြားနာအပ်ပြီးသော ပရိယတ္တိကို
ဆည်းပူးသည်၊ ဟောတိ-၏၊ အာဒိကလျာဏာ-အစဉ်ကောင်းကုန်သော၊ မဇ္ဈေ
ကလျာဏာ-အလယ်၌ကောင်းကုန်သော၊ ပရိယောသာနကလျာဏာ-အဆုံး၌
ကောင်းကုန်သော၊ သာတ္တာ-အနက်နှင့်ပြည့်စုံကုန်သော၊ သဗျဉ္ဇနာ-သဒ္ဓါနှင့်
ပြည့်စုံကုန်သော၊ ယေ တေ ဓမ္မာ-အကြင် ပရိယတ္တိတရားတို့သည်၊ ဧဝံပရိပုဏ္ဏံ-
အလုံးစုံထက်ဝန်းကျင် ပြည့်စုံသော၊ ပရိသုဒ္ဓံ-ထက်ဝန်းကျင် သန်ရှင်း
စင်ကြယ်သော၊ ဗြဟ္မစရိယံ-မြတ်သောအကျင့်ဖြစ်၍ဖြစ်သော ပဋိပတ္တိ ပဋိဝေဓ
သာသနာကို၊ အဘိဝဒန္တိ-ဟောတတ်ကုန်၏၊ အဿ သိက္ခာနော-သည်၊ တထာ-
ရူပါ-ထိုသို့သဘောရှိကုန်သော၊ ဓမ္မာ-ပရိယတ္တိတရားတို့သည်၊ ဝါ-တို့ကို၊
ဗဟုဿုတာ-များစွာ ကြားနာအပ်ကုန်ပြီးသည်၊ ဓာတာ-ဆောင်အပ်ကုန်ပြီး
သည်၊ ဝစသာ-နှုတ်ဖြင့်၊ ပရိစိတာ-အဖန်ဖန်ဆည်းပူးအပ်ကုန်ပြီးသည်၊ ဝါ-လေ့
လာအပ်ကုန်ပြီးသည်၊ မနသာ-စိတ်ဖြင့်၊ အနုပေက္ခိတာ-အဖန်ဖန်ရှုအပ်ကုန်ပြီး
သည်၊ ဒိဋ္ဌိယာ-ပညာဖြင့်၊ သုပ္ပဋိဝိဒ္ဓါ-ကောင်းစွာထိုးထွင်း၍သိအပ်ကုန်ပြီးသည်၊
ဟောန္တိ-ကုန်၏၊ အာဝုသော-တို့၊ သိက္ခာ-သည်၊ ဗဟုဿုတော-သည်၊ သုတဓရော-
သည်၊ သုတသန္တိစယော-သည်၊ ယမ္ပိဟောတိ-၏၊ အာဒိကလျာဏာ-ကုန်သော၊
မဇ္ဈေကလျာဏာ-ကုန်သော၊ ပရိယောသာနကလျာဏာ-ကုန်သော၊ သာတ္တာ-
ကုန်သော၊ သဗျဉ္ဇနာ-ကုန်သော၊ ယေ တေ ဓမ္မာ-တို့သည်၊ ဧဝံပရိပုဏ္ဏံ-
သော၊ ပရိသုဒ္ဓံ-သော၊ ဗြဟ္မစရိယံ-ကို၊ အဘိဝဒန္တိ-ကုန်၏၊ အဿသိက္ခာနော-
သည်၊ တထာရူပါ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝါ-တို့ကို၊ ဗဟုဿုတာ-အပ်
ကုန်ပြီးသည်၊ ဓာတာ-အပ်ကုန်ပြီးသည်၊ ဝစသာ-ဖြင့်၊ ပရိစိတာ-အပ်ကုန်
ပြီးသည်၊ မနသာ-ဖြင့်၊ အနုပေက္ခိတာ-အပ်ကုန်ပြီးသည်၊ ဒိဋ္ဌိယာ-ဖြင့်၊ သုပ္ပဋိ-
ဝိဒ္ဓါ-အပ်ကုန်ပြီးသည်၊ ယမ္ပိ ဟောန္တိ-ကုန်၏၊ အယမ္ပိ ဓမ္မော-ဤမျှားသော
ကြားနာအပ်ပြီးသော ပရိယတ္တိရှိသည်၏အဖြစ်ဟူသော ပရိယတ္တိတရားသည်
လည်း၊ နာထကရဏော-မည်၏။ (၁-၂)၊

အာရုသော-တို့၊ ပုနုစပရံ-အံ၊ ဘိက္ခု-သည်၊ ကလျာဏမိတ္တော-ကောင်း
 သောအဆွေခင်ပွန်းရှိသည်၊ ကလျာဏသဟာယော-ကောင်းသောတက္ခဖြစ်ဖော်
 ဖြစ်ဖက်ဖြစ်သော အဖော်သဟာယရှိသည်၊ ကလျာဏသမ္ပဝကော-ကောင်းသော
 အဆွေခင်ပွန်းတို့၌ ကောင်းစွာကောက်ကွေးသည်၊ ဝါ-ကောင်းသော အဆွေ
 ခင်ပွန်းတို့၌ ညွတ်ယိမ်းကိုင်းရှိုင်းသည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ဘိက္ခု-
 သည်၊ ကလျာဏမိတ္တော-သည်၊ ကလျာဏသဟာယော-သည်၊ ကလျာဏ-
 သမ္ပဝကော-သည်၊ ယမ္မိ ဟောတိ-၏၊ အယမ္မိ ဓမ္မော-ဤကောင်းသော အဆွေ
 ခင်ပွန်းရှိသည်၏အဖြစ်ဟူသော ကောင်းသောအဆွေခင်ပွန်းသည်လည်း၊ နာထ-
 ကရဏော-မည်၏။ (၁-၃)။

အာရုသော-တို့၊ ပုနုစပရံ-အံ၊ ဘိက္ခု-သည်၊ သုဝစော-ချမ်းသာသော
 စကားရှိသည်၊ ဝါ-ဆိုဆုံးမလွယ်သောစကားရှိသည်၊ သောဝစထကရဏဟိ-
 ဆိုဆုံးမလွယ်သောစကားရှိသည်၏အဖြစ်ကို ပြုတတ်ကုန်သော၊ ဓမ္မဟိ-တရား
 တို့၌၊ သမန္နာဂတော-ကောင်းစွာလျော်စွာယှဉ်သည်၊ ဝါ-ပြည့်စုံသည်၊ ဓမ္မော-
 သည်းခံနိုင်သည်၊ အနုသာသနိ-အဆုံးအမကို၊ ပဒက္ခိဏဂ္ဂါဟိ-အမြတ်အားဖြင့်
 ယူလေ့ရှိသည်၊ ဝါ-အမြတ်ဟူ၍ယူလေ့ရှိသည်၊ ဟောတိ-၏၊ အာရုသော-တို့၊
 ဘိက္ခု-သည်၊ သုဝစော-သည်။ ပ။ အနုသာသနိ-ကို၊ ပဒက္ခိဏဂ္ဂါဟိ-သည်၊
 ယမ္မိ ဟောတိ-၏၊ အယမ္မိ ဓမ္မော-ဤ ချမ်းသာသော စကားရှိသည်၏အဖြစ်
 ဟူသော သောဝစထကရဏဟိတရားသည်လည်း၊ နာထကရဏော-မည်၏။
 (၁-၄)။

အာရုသော-တို့၊ ပုနုစပရံ-အံ၊ ဘိက္ခု-သည်၊ သဗြဟ္မစာရိနံ-သီတင်းသုံး
 ဖော်တို့၏၊ ဥစ္စာဝစာနိ-မြတ်ကုန်ယုတ်ကုန်သော၊ ဝါ-ကြီးကုန်ငယ်ကုန်သော၊
 ယာနိတာနိ ကိံ ကရဏိယာနိ-အကြင် အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါအံ့
 နည်းဟု ဝန်ခံ၍ပြုအပ်သောအမှုတို့သည်၊ သန္တိ-ကုန်၏၊ တတ္ထ တေသု ကိံ ကရဏိ-
 ယေသု-တို့၌၊ ဒက္ခော-လိမ္မာသည်၊ အနုလသော-ပျင်းရိခြင်းမရှိသည်၊ တတြု-
 ပါယာယိ-ထိုထိုအမှု၌ အကြောင်းဖြစ်၍ဖြစ်သော၊ ဝိမံသာယ-စုံစမ်းဆင်ခြင်
 မြော်မြင်တတ်သောပညာနှင့်၊ သမန္နာဂတော-သည်၊ ကာတု-အမှုကိုပြုခြင်းငှာ၊
 အလံ-စွမ်းနိုင်သည်၊ သံဝိဇာတံ - အမှုကိုစိစစ်ခြင်းငှာ၊ အလံ-စွမ်းနိုင်သည်၊
 ဟောတိ-၏၊ အာရုသော-တို့၊ ဘိက္ခု-သည်၊ သဗြဟ္မစာရိနံ-တို့၏၊ ဥစ္စာဝစာနိ-
 ကုန်သော၊ ယာနိတာနိကိံ ကရဏိယာနိ-တို့သည်၊ သန္တိ-ကုန်၏။ ပ။ သံဝိဇာတံ-
 ငှာ၊ အလံ-သည်၊ ယမ္မိ ဟောတိ-၏၊ အယမ္မိ ဓမ္မော-ဤထိုထိုအမှု၌ လိမ္မာ
 သည်၏အဖြစ်ဟူသော ဉာဏ်ပညာတရားသည်လည်း၊ နာထကရဏော-မည်၏။
 (၁-၅)

အာရုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဓမ္မကာမော-ပရိယတ္တိတရား၌ အလိဂ္ဂိသည်။ ဝါ-အလိဂ္ဂိအပ်သော ပရိယတ္တိတရားရှိသည်။ ပိယသမုဒါဘာဇော- ချစ်အပ်သောခေါ်ဝေါ်ပြောဆိုခြင်းရှိသည်။ အဘိဓမ္မေ-သုတ္တန္တပိဋကဟုဆိုအပ် သော ဓမ္မ၊ အဘိဓမ္မာဒုနစ်ကျမ်းဟုဆိုအပ်သော အဘိဓမ္မ၌ လည်းကောင်း၊ အဘိဝိနယေ-ဥဘတောဝိဘင်းဟုဆိုအပ်သောဝိနယ၊ ခန္ဓက ပရိဝါရဟုဆိုအပ် သော အဘိဝိနည်း၌ လည်းကောင်း၊ (တစ်နည်း) အဘိဓမ္မေ-သုတ္တန္တပိဋက အဘိဓမ္မာပိဋကဟုဆိုအပ်သောဓမ္မ၊ မဂ်ဖိုလ်ဟုဆိုအပ်သော အဘိဓမ္မ၌ လည်း ကောင်း၊ အဘိဝိနယေ-ဝိနည်းပိဋကဟုဆိုအပ်သော ဝိနယ၊ ကိလေသာတို့၏ ငြိမ်းအေးခြင်း၏အကြောင်းဖြစ်သော သုံးပါးသော သိက္ခာပုဒ်ဟုဆိုအပ်သော အဘိဝိနယ၌ လည်းကောင်း၊ ဝါ-ဝိနည်းပိဋကဟုဆိုအပ်သော ဝိနယ၊ ကိလေ သာတို့၏ ငြိမ်းအေးခြင်း၏အကြောင်းဖြစ်သော သမထဝိပဿနာဟုဆိုအပ်သော အဘိဝိနယ၌ လည်းကောင်း၊ ဥဋ္ဌာရပါမောဇ္ဇော-များသောဝမ်းမြောက်တတ် သောပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာဖြစ်သောပီတိရှိသည်။ ဟောတိ-၏၊ အာရုသော- တို့၊ ဘိက္ခု-သည်၊ ဓမ္မကာမော-သည်။ ပ ။ ဥဋ္ဌာရပါမောဇ္ဇော-သည်၊ ယမ္ပိ- ဟောတိ-၏၊ အယမ္ပိ ဓမ္မော-ဤပရိယတ္တိတရား၌ အလိဂ္ဂိသည်၏အဖြစ်ဟူသော ဓမ္မကာမတာဂုဏ်သည်လည်း၊ နာထကရဏော-မည်၏။ (၁-၆)။

☞ အာရုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဣတရိတရေဟိ-မြတ်မြတ် ယုတ်ယုတ် ဟုတ်ဟုတ်ငြားငြား မှတ်ခထားသည့် တစ်ပါးပါးတစ်ပါးပါးလည်း ဖြစ်ကုန်သော၊ စီဝရ ပိဏ္ဏပါတ သေနာသန ဂိလာန ပစ္စယ ဘေသဇ္ဇ ပရိက္ခာ- ရေဟိ-သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ သူနာ၏ရောဂါ၏ ဆန့်ကျင်ဘက် ဖြစ်သော အသက်၏အရံအတား အဆောက်အဦဖြစ်သောဆေးတို့ဖြင့်၊ သန္တုဋ္ဌော-ဘုရား နှင့်အညီ ရောင့်ရဲသည်။ ဟောတိ-၏၊ အာရုသော-တို့၊ ဘိက္ခု-သည်၊ ဣတရိ- တရေဟိ-ကုန်သော၊ စီဝရ ပိဏ္ဏပါတ သေနာသန ဂိလာန ပစ္စယ ဘေသဇ္ဇ ပရိက္ခာရေဟိ-တို့ဖြင့်၊ သန္တုဋ္ဌော-သည်၊ ယမ္ပိဟောတိ-၏၊ အယမ္ပိဓမ္မော-ဤ တရားနှင့်အညီ ရောင့်ရဲသည်၏ အဖြစ် ဟူသော သန္တုဋ္ဌိ တရားသည်သည်။ နာထကရဏော-မည်၏။ (၁-၇)။

အာရုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ အကုသလာနံ-အကုသိုလ်ဖြစ် ကုန်သော၊ ဓမ္မာနံ- တရားတို့ကို၊ ပဟာနာယ- ပယ်ခြင်းငှာ လည်းကောင်း၊ ကုသလာနံ-ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ-တရားတို့၏၊ ဥပသမ္ပဒါယ-ပြည့်စုံ ခြင်းငှာလည်းကောင်း၊ အာရဒ္ဓဝီရိယော-အားထုတ်အပ်ပြီးသော ဝီရိယရှိသည်၊ ထာမဝါ-အားစွမ်းရှိသည်၊ ဒဠပရက္ကမော-မြဲမြံတည်တံ့အရှည်ခံသော လုံ့လရှိ သည်၊ ကုသလေသု-ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု-စတုဘူမကတရားတို့ကြောင့်၊

အနိက္ခိတ္တဓုရော-မချထားအပ်သောလုံ့ လဝန်ရှိသည်။ ဟုတော-၍၊ ဝိဟရတိ-၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်။ အကုသလာန-ကုန်သော၊ ဓမ္မာနံ-တို့ကို၊ ပဟာ- နာယ-ဌာလည်းကောင်း၊ ကုသလာန-ကုန်သော၊ ဓမ္မာနံ-တို့၏၊ ဥပသမ္ပဒါယ- ဌာလည်းကောင်း၊ အာရဒ္ဓဝိရိယော-သည်။ ထာမဝါ-သည်။ ဒဠပရက္ကမော- သည်။ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့ကြောင့်၊ ဝါ-တို့၌၊ အနိက္ခိတ္တ- ဓုရော-သည်။ ဟုတော-၍၊ ယမ္ပိဝိဟရတိ-၏၊ အယမ္ပိဓမ္မော-ဤ အားထုတ်အပ် ပြီးသော ဝိရိယရှိသည်၏ အဖြစ်ဟူသော ဝိရိယတရားသည်လည်း၊ နာထကရ- ဧကော-မည်၏။ (၁-၈)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်။ ပရမေန-မြတ်သော၊ သတိနေ ပက္ကေန-အောက်မေ့တတ်သောသတိ၊ အကြွင်းမဲ့ ကိလေသာထို့ကိုဖုတ်မြို့က်တတ် သော ရဟန်း၏အဖြစ် ဟူသောပညာနှင့်၊ သမန္နာဂတော-သည်။ စိရကတမ္ပိ- ကြာမြင့်စွာပြုအပ်ပြီးသော အမှုကိုလည်းကောင်း၊ စိရဘာသိတမ္ပိ-ကြာမြင့်စွာ ပြောဆိုအပ်ပြီးသော စကားကိုလည်းကောင်း၊ သရိတာ-အောက်မေ့တတ်သည်။ အနုဿရိတာ-အဖန်ဖန်အောက်မေ့တတ်သည်။ ဟုတော-၍၊ သတိမာ-အောက်မေ့ တတ်သောသတိရှိသည်။ ဟောတိ-၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်။ ပ။ သရိ- တာ-သည်။ အနုဿရိတာ-သည်။ ဟုတော-၍၊ သတိမာ-သည်။ ယမ္ပိဟောတိ-၏၊ အယမ္ပိဓမ္မော-ဤ အောက်မေ့တတ်သော သတိရှိသည်၏အဖြစ် ဟူသောသတိ တရားသည်လည်း၊ နာထကရဧကော-မည်၏။ (၁-၉)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်။ ဥဒယတ္ထဂါမိနိယာ-သင်္ခါရ တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို သိတတ်သော၊ အရိယာယ-ကိလေသာမြို့မှူး ညစ် အကြေးမှ ကင်းဝေးစင်ကြယ်သော၊ နိဗ္ဗေဓိကာယ-ရှေး၌ မဖောက်ခွဲအပ်ဖူး သေးသော လောဘခဲ၊ ဒေါသခဲ၊ မောဟခဲကို ဖောက်ခွဲတတ်သော၊ သမ္မာ-စွာ၊ ဝါ-မဖောက်မပြန်၊ ဒုက္ခက္ခယဂါမိနိယာ-ဓာဒင်္ဂမဟာနိဗ္ဗိတံဒုက္ခကိုကုန်စေလျက် ဖြစ်တတ်သော၊ ပညာယ-ဝိပဿနာပညာနှင့်၊ သမန္နာဂတော-သည်။ ဟုတော- ၍၊ ပညဝါ-ဥဒယဗ္ဗယဉာဏ် တည်းဟူသော ဝိပဿနာပညာရှိသည်။ ဟောတိ- ၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်။ ပ။ သမ္မာ-စွာ၊ ဒုက္ခက္ခယ ဂါမိနိယာ- သော၊ ပညာယ-နှင့်၊ သမန္နာဂတော-သည်။ ဟုတော-၍၊ ပညဝါ-သည်။ ယမ္ပိဟောတိ-၏၊ အယမ္ပိဓမ္မော-ဤ ဥဒယဗ္ဗယဉာဏ် တည်းဟူသော ဝိပဿနာ ပညာရှိသည်၏ အဖြစ်ဟူသော ဝိပဿနာ ပညာ သည်လည်း၊ နာထကရဧကော- မည်၏။ (၁-၁၀) ဣတိ-သို့၊ ဒသ-တို့သည်။ ဟောန္တိ-ကုန်၏။

၃၄၆။ ကသိကာယတနာနိ-ကသိကာယတနတို့သည်။ ဝါ-ကသိကံး ဟူ သော အာရုံရှိသော တရားတို့၏ ဖြစ်ရာ တည်ရာ ဖြစ်သော ကသိကံးတို့သည်။

ကော-အချို့သော၊ ဘိက္ခု-သည်၊ အဒ္ဓယ- နှစ်ပါးသော အဖို့မရှိသော၊
 အပ္ပမာဏံ-အတိုင်းအရှည်မရှိသော၊ ဝါ-ကြီးပွားသော အတိုင်းအရှည်ရှိသော၊
 ပထဝီကသိဏံ-ပထဝီကသိဏံကို၊ ဥဒ္ဓံ-အထက်ကောင်းကင်သို့ ရှေးရှုပိုင်းခြား၍
 လည်းကောင်း၊ အဓော-အောက်မြေသို့ ရှေးရှု ပိုင်းခြား၍ လည်းကောင်း၊
 တိရိယံ-ဖိလားကန်လန်ဖြတ် အရပ်ကို ပိုင်းခြား၍ လည်းကောင်း၊ သဉ္ဇာနာတိ-
 ကောင်းစွာသိ၏၊ ကော-သော၊ ဘိက္ခု-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-
 သော၊ အာပေါကသိဏံ-ကို၊ ဥဒ္ဓံ-၍လည်းကောင်း၊ အဓော-၍လည်းကောင်း၊
 တိရိယံ-၍လည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ကော-သော၊ ဘိက္ခု-သည်၊
 အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ တေဇောကသိဏံ-ကို၊ ဥဒ္ဓံ-၍လည်းကောင်း၊
 အဓော-၍လည်းကောင်း၊ တိရိယံ-၍လည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ကော-
 သော၊ ဘိက္ခု-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ ဝါယောကသိဏံ-ကို၊
 ဥဒ္ဓံ-၍လည်းကောင်း၊ အဓော-၍လည်းကောင်း၊ တိရိယံ-၍လည်းကောင်း၊
 သဉ္ဇာနာတိ-၏၊ ကော-သော၊ ဘိက္ခု-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-ကို၊
 နီလကသိဏံ-ကို၊ ဥဒ္ဓံ-၍လည်းကောင်း၊ အဓော-၍လည်းကောင်း၊ တိရိယံ-
 ၍လည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ကော-သော၊ ဘိက္ခု-သည်၊ အဒ္ဓယံ-
 သော၊ အပ္ပမာဏံ-သော၊ ပိတကသိဏံ-ကို၊ ဥဒ္ဓံ-၍လည်းကောင်း၊ အဓော-
 ၍လည်းကောင်း၊ တိရိယံ-၍လည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ကော-သော၊
 ဘိက္ခု-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ လောဟိတကသိဏံ-ကို၊ ဥဒ္ဓံ-၍
 လည်းကောင်း၊ အဓော-၍လည်းကောင်း၊ တိရိယံ-၍လည်းကောင်း၊ သဉ္ဇာနာတိ-
 ၏၊ ကော-သော၊ ဘိက္ခု-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ ဩဒါတ
 ကသိဏံ-ကို၊ ဥဒ္ဓံ-၍လည်းကောင်း၊ အဓော-၍လည်းကောင်း၊ တိရိယံ-၍ လည်း
 ကောင်း၊ သဉ္ဇာနာတိ-၏၊ ကော-သော၊ ဘိက္ခု-သည်၊ အဒ္ဓယံ-သော၊ အပ္ပ-
 မာဏံ-သော၊ အာကာသကသိဏံ-ကို၊ ဥဒ္ဓံ-၍လည်းကောင်း၊ အဓော-၍ လည်း
 ကောင်း၊ တိရိယံ-၍လည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ကော-သော၊ ဘိက္ခု-သည်၊
 အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ ဝိညာဏကသိဏံ-ကို၊ ဥဒ္ဓံ-၍လည်းကောင်း၊
 အဓော-၍လည်းကောင်း၊ တိရိယံ-၍လည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ဣတိ-သို့၊
 ဒသ-တို့သည်၊ ဟောန္တိ-ကုန်၏။ (၂)။

၃၄၇။ အကုသလကမ္မပလာ-အကုသလကမ္မပထတို့သည်၊ ဝါ-ဒုဂ္ဂတိဘဝ၏
 အကြောင်းဖြစ်သော အကုသိုလ်ကံတို့သည်၊ ပါဏာတိပါတော-ပါဏာတိပါတ
 လည်းကောင်း၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့် ဇီဝိတံန္ဒြေကို
 လျင်စွာချခြင်း လည်းကောင်း၊ ဝါ-ပညတ်အားဖြင့် သတ္တဝါ၊ ပရမတ္ထအားဖြင့်
 ဇီဝိတံန္ဒြေကို လျင်စွာချကြောင်းဖြစ်သော စေတနာ လည်းကောင်း၊ အဒိန္နာ-
 ဓါနံ-အဒိန္နာဓါန လည်းကောင်း၊ ဝါ-အရှင်သည် ကိုယ် နှုတ်ဖြင့်မပေးအပ်သော

လူဇာတ်ရှိသော တစ်ပါးသော သူ၏ဥစ္စာကို ခိုးယူခြင်း လည်းကောင်း၊ ဝါ-
 အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော လူဇာတ်ရှိသော တစ်ပါးသောသူ၏
 ဥစ္စာကို ခိုးယူကြောင်းဖြစ်သော စေတနာ လည်းကောင်း၊ ကာမေသု မိစ္ဆာ စာ
 ရော-ကာမေသုမိစ္ဆာစာရ လည်းကောင်း၊ ဝါ-ဝတ္ထုကာမတို့၌ ကိလေသာကာမ
 ၏ အစွမ်းအားဖြင့် မှားမှားယွင်းယွင်း ကျင့်ခြင်း လည်းကောင်း၊ ဝါ- ဝတ္ထု
 ကာမတို့၌ ကိလေသာကာမ၏အစွမ်းအားဖြင့် မှားမှားယွင်းယွင်း ကျင့်ကြောင်း
 ဖြစ်သော စေတနာ လည်းကောင်း၊ ဝါ-အလိုရှိအပ်သော မေထုန်အကျင့်တို့၌
 မှားမှားယွင်းယွင်း ကျင့်ခြင်း လည်းကောင်း၊ ဝါ-အလိုရှိအပ်သော မေထုန်
 အကျင့်တို့၌ မှားမှားယွင်းယွင်း ကျင့်ကြောင်းဖြစ်သောစေတနာ လည်းကောင်း၊
 ဝါ- အလိုရှိအပ်သော မေထုန်ဝတ္ထု၌ မှားမှားယွင်းယွင်း ကျင့်ခြင်း လည်း
 ကောင်း၊ ဝါ- အလိုရှိအပ်သော မေထုန်ဝတ္ထု၌ မှားမှားယွင်းယွင်း ကျင့်
 ကြောင်းဖြစ်သော စေတနာ လည်းကောင်း၊ မုသာဝါဒေါ-မုသာဝါဒ လည်း
 ကောင်း၊ ဝါ-ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ၊ ဝစီ
 ပယောဂကို ဖြစ်စေခြင်း လည်းကောင်း၊ ဝါ-ချွတ်ယွင်း ဖောက်ပြန် မဟုတ်
 မမှန်သော ကာယပယောဂ၊ ဝစီပယောဂကို ဖြစ်စေကြောင်းဖြစ်သော စေတနာ
 လည်းကောင်း၊ ပိသုဏာ-မိမိကို ချစ်အပ်သည်၏အဖြစ်ကိုပြုတတ်၊ တစ်ပါးသော
 ပုဂ္ဂိုလ်ကို ချစ်အပ်သည်၏ အဖြစ်မှ ကင်းဆိတ်သည်ကို ပြုတတ်သော၊ ဝါစာ-
 စကား လည်းကောင်း၊ ဝါ-စကားကို ပြောဆိုခြင်း လည်းကောင်း၊ ဝါ-စကား
 ကို ပြောဆိုကြောင်းဖြစ်သော စေတနာ လည်းကောင်း၊ ဖရုသာ-မိမိသူတစ်ပါး
 နှစ်ဦးသားကို လှသွားကဲ့သို့ ကြမ်းတမ်းစေတတ်သော၊ ဝါ-တစ်ပါးသော ပုဂ္ဂိုလ်
 ကို ပူလောင်စေတတ်သော၊ ဝါစာ-စကားကို ပြောဆိုခြင်း လည်းကောင်း၊ ဝါ-
 စကားကို ပြောဆိုကြောင်းဖြစ်သော စေတနာ လည်းကောင်း၊ သမ္မပ္ပလာပေါ-
 သမ္မပ္ပလာပ လည်းကောင်း၊ ဝါ-မိမိသူတစ်ပါး နှစ်ဦးသား၏ စီးပွားချမ်းသာ
 အဖြာဖြာကို ပြင်းစွာ ဖျက်ဆီးတတ်သော အကျိုးမဲ့ အနက်မဲ့စကားကို ပြော
 ဆိုခြင်း လည်းကောင်း၊ ဝါ-မိမိ သူတစ်ပါး နှစ်ဦးသား၏ စီးပွား ချမ်းသာ
 အဖြာဖြာကို ပြင်းစွာဖျက်ဆီးတတ်သော အကျိုးမဲ့ အနက်မဲ့စကားကို ပြောဆို
 ကြောင်း ဖြစ်သော စေတနာ လည်းကောင်း၊ * အဘိဇ္ဈာ- အဘိဇ္ဈာ လည်း

* မှတ်ချက်။ ။အဘိဇ္ဈာယတီတိ အဘိဇ္ဈာ၊ ပရတဏ္ဍာဘိမုဒိ ဟုတွာ တန္တိန္ဒတာယ ပဝတ္ထ
 တီတိ အတ္ထော၊ သင်္ဂီတိသုတ် အဋ္ဌကထာ။ ဥပသဂ္ဂဝသေန အတ္ထဝိသေသဝါစိနော
 ဓာတုသဒ္ဓါတိ အဘိဇ္ဈာယတီတိပဒေသ ပရတဏ္ဍာဘိမုဒိတိအာဒိနာ အရေတ္တာ ဝုတ္တော။
 တတ္ထ တန္တိန္ဒတာယာတိ တသ္မိံ ပရတဏ္ဍေ လုန္တနဝသေန နိန္ဒတာယာတိ အယမေတ္ထ
 အဓိပ္ပာယော ဝေဒိတဗ္ဗော။ အဘိပုဗ္ဗောဝါ ဇာသဒ္ဓေါ လုန္တနေ နိရုဇ္ဈော ဒဋ္ဌဗ္ဗော၊
 ဥပသဂ္ဂဝသေန အတ္ထ ဝိသေသဝါစိနောဝေ ဓာတုသဒ္ဓါ။ ၎င်းဂ္ဂိကာ။ ဤ အဋ္ဌကထာ
 ဂ္ဂိကာအတိုင်း လုတ်နအနက်ကို ယောဇနာလိုက်၏။

ကောင်း၊ ဝါ-တစ်ပါးသောသူ၏ စည်းစိမ်ကို ရှေးရှု တပ်တတ်သော လောဘ
 လည်းကောင်း၊ ဗျာပါဒေါ-ဗျာပါဒ လည်းကောင်း၊ ဝါ-ဟိတသုခကို ဖျက်
 ဆီးတတ်သော ဒေါသ လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိ-မိစ္ဆာဒိဋ္ဌိ လည်းကောင်း၊ ဝါ-
 ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော အယူ လည်းကောင်း။ (၃) ဣတိ-
 သို့၊ ဒသ-တို့သည်၊ ဟောန္တိ-ကုန်၏။

☞ ကုသလကမ္မပထာ-ကုသလကမ္မပထတို့သည်၊ ဝါ-သုဂတိဘဝ၏ အကြောင်း
 ဖြစ်သော ကုသိုလ်ကံတို့သည်၊ ပါဏာတိပါတာ-မှ၊ ဝေရမဏီ-ရှောင်ကြဉ်ခြင်း
 လည်းကောင်း၊ ဝါ- ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတီ လည်းကောင်း၊
 အဒိန္နာဒါနာ-မှ၊ ဝေရမဏီ-လည်းကောင်း၊ ကာမေသုမိစ္ဆာစာရာ-မှ၊ ဝေရ-
 မဏီ-လည်းကောင်း၊ မုသာဝါဒါ-မှ၊ ဝေရမဏီ-လည်းကောင်း၊ ပိသုကာယ-
 သော၊ ဝါစာယ-မှ၊ ဝေရမဏီ-လည်းကောင်း၊ ဖရုသာယ-သော၊ ဝါစာယ-
 မှ၊ ဝေရမဏီ- လည်းကောင်း၊ သမ္ပပ္ပလာပါ-မှ၊ ဝေရမဏီ- လည်းကောင်း၊
 အနဘိဇ္ဈာ- အနဘိဇ္ဈာ လည်းကောင်း၊ ဝါ- တစ်ပါးသော သူ၏ စည်းစိမ်ကို
 ရှေးရှု မတပ်တတ်သော အလောဘ လည်းကောင်း၊ ဝါ-တစ်ပါးသော သူ၏
 စည်းစိမ်ကို ရှေးရှုတပ်တတ်သော လောဘ၏ဆန့်ကျင်ဘက်ဖြစ်သော အလောဘ
 လည်းကောင်း၊ အဗျာပါဒေါ-အဗျာပါဒ လည်းကောင်း၊ ဝါ-ဟိတသုခကို
 မဖျက်ဆီးတတ်သော မေတ္တာ လည်းကောင်း၊ ဝါ-ဟိတသုခကို ဖျက်ဆီးတတ်
 သော ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာ လည်းကောင်း၊ သမ္မာဒိဋ္ဌိ-
 သမ္မာဒိဋ္ဌိ လည်းကောင်း၊ ဝါ- မဖောက်ပြန် ဟုတ်မှန်သော အယူ လည်း
 ကောင်း။ (၄) ဣတိ-သို့၊ ဒသ-တို့သည်၊ ဟောန္တိ-ကုန်၏။

၃၄၈။ အရိယဝါသာ-အရိယဝါသတို့သည်၊ ဝါ- ကိလေသာမြူမှူး ညစ်
 အကြေးမှ ကင်းဝေးစင်ကြယ်တော်မူကြကုန်ပြီးသော ဘုရားပစ္စေကဗုဒ္ဓါသာဝက
 တို့၏သာ နေပြီးရာ နေဆံရာ နေလတ္တံ့ရာဖြစ်သော တရားတို့သည်၊ အာဝုသော-
 တို့၊ ဣဓ ဣမသ္မိ သာသနေ-၌၊ ဘိက္ခု-သည်၊ ပဉ္စင်ဝိပုဟိနော-ပယ်အပ်ပြီးသော
 ငါးပါးသော အင်္ဂါရှိသည်၊ ဆဋ္ဌင်္ဂသမန္နာဂတော-ခြောက်ပါးသော အင်္ဂါနှင့်
 ကောင်းစွာ လျော်စွာယှဉ်သည်၊ ဝါ-ခြောက်ပါးသော အင်္ဂါနှင့်ပြည့်စုံသည်၊
 ကောရက္ခော-တစ်ပါးသော အစောင့်အရှောက်ရှိသည်၊ စတုရာပသေနော-
 လေးပါးသောမို့ရာရှိသည်၊ ပဏုန္ဒပစ္စေကသစ္စော-အပြားအားဖြင့် ပယ်အပ်
 ပြီးသော အသီးအသီး တစ်ခုစီ တစ်ခုစီသော သစ္စာရှိသည်၊ သမဝယသဋ္ဌေ
 သနော-စွန့်လွှတ်အပ်ပြီးသော ညီမျှသော မယုတ်လျော့သော ရှာမှီးခြင်းရှိသည်၊
 ဝါ-စွန့်လွှတ်အပ်ပြီးသော ညီမျှသော အလုံးစုံသော ရှာမှီးခြင်းရှိသည်၊ အနာ-
 ဝိလသင်္ကပ္ပော-မနှောက်ကျသောအကြံရှိသည်၊ ပဿဒ္ဓကာယသင်္ခါရော-ငြိမ်း

အေးပြီးသော ကာယသင်္ခါရရှိသည်။ ဝါ-ငြိမ်းအေးပြီးသော ကရဇကာယသည် ပြုပြင်စီရင်အပ်သော ဝင်သက်ထွက်သက်ရှိသည်။ သုဝိမုတ္တစိတ္တော-ကောင်းစွာ ကိလေသာတို့မှလွတ်ပြီးသောစိတ်ရှိသည်။ သုဝိမုတ္တပညော-ကောင်းစွာကိလေသာ တို့မှ လွတ်ပြီးသော ပညာရှိသည်။ ဟောတိ-၏၊ ဣတိ-သို့၊ ဒသ-တို့သည်။ ဟောန္တိ-ကုန်၏။

အာရုသော-တို့၊ ကထဉ္စ-အဘယ်သို့သာလျှင်၊ စါ-အဘယ်ပုံသာလျှင်၊ ဝါ-အဘယ်သို့သောအပြားအားဖြင့်သာလျှင်၊ ဘိက္ခု-သည်၊ ပဉ္စဂံဝိပုဟိနော- သည်၊ ဟောတိ-နည်း၊ အာရုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခုနော- ထည်၊ ကာမစ္စန္ဓေမ-ကာမစ္စန္ဓသည်၊ ဝါ-ကို၊ ပဟိနော-ပယ်အပ်ပြီးသည်၊ ဟောတိ-၏၊ ဗျာပါဒေါ-ဗျာပါဒသည်၊ ဝါ-ကို၊ ပဟိနော-သည်၊ ဟောတိ- ၏၊ ထိနမိဒ္ဓံ-ထိနမိဒ္ဓသည်၊ ဝါ-ကို၊ ပဟိနံ-သည်၊ ဟောတိ-၏၊ ဥဒ္ဓစ္စကုက္ကုစ္စံ- ဥဒ္ဓစ္စကုက္ကုစ္စသည်၊ ဝါ-ကို၊ ပဟိနံ-သည်၊ ဟောတိ-၏၊ ဝိစိကိစ္ဆာ-ဝိစိကိစ္ဆာ ထည်၊ ဝါ-ကို၊ ပဟိနာ-သည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ဧဝံ ခေါ-ဤသို့ သာလျှင်၊ ဝါ-ဤပုံသာလျှင်၊ ဝါ-ဤသို့သောအပြားအားဖြင့်သာလျှင်၊ ဘိက္ခု- သည်၊ ပဉ္စဂံဝိပုဟိနော-သည်၊ ဟောတိ-၏။ (၅-၁)၊

အာရုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဆဋ္ဌဂံသမန္နာဂတော-သည်၊ ဟောတိ- နည်း၊ အာရုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ စက္ခုနာ- စက္ခုပသာဒဖြင့်၊ ဝါ-စက္ခုဝိညာဏ်ဖြင့်၊ ရူပံ-ရူပါရုံကို၊ ဒိသ္မာ-မြင်ရသည့် ရှိသော်၊ သုမနော-ကောင်းသောစိတ်ရှိသည်၊ နေဝဟောတိ-မဖြစ်၊ ဒုမ္မနော- မကောင်းသောစိတ်ရှိသည်၊ န ဟောတိ-မဖြစ်၊ ဥပေက္ခကော-လျစ်လျူရှုတတ် သော တကြမဇ္ဈတ္တပေက္ခာရှိသည်၊ သတော-အောက်မေ့တတ်သောသတိရှိသည်၊ သမ္ပဇာနော - ကောင်းစွာ အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာရှိသည်၊ ဟုတ္တာစ-ဖြစ်၍သာလျှင်၊ ဝိဟရတိ-နေ၏၊ သောတေန-ဖြင့်၊ သဒ္ဓံ-ကို၊ သုတ္တာ-ရှိသော်၊ သုမနော-သည်၊ နေဝဟောတိ-မဖြစ်၊ ဒုမ္မနော-သည်၊ န ဟောတိ-မဖြစ်၊ ဥပေက္ခကော-သည်၊ သတော-သည်၊ သမ္ပဇာနော-သည်၊ ဟုတ္တာစ-သာလျှင်၊ ဝိဟရတိ-၏၊ သာနေန-ဖြင့်၊ ဂန္ဓံ-ကို၊ သာယိတာ- ရှိသော်။ ပ။ ဇိဝှာယ-ဖြင့်၊ မသံ-ကို၊ သာယိတာ-ရှိသော်။ ပ။ ကာယေန-ဖြင့်၊ ဇောဋ္ဌဗ္ဗံ-ကို၊ ဗုသိတာ-ရှိသော်။ ပ။ မနသာ-ဖြင့်၊ ဓမ္မံ-ကို၊ ဝိညာယ-ရှိသော်၊ သုမနော-သည်၊ နေဝဟောတိ-မဖြစ်၊ ဒုမ္မနော-သည်၊ န ဟောတိ-မဖြစ်၊ ဥပေက္ခကော-သည်၊ သတော-သည်၊ သမ္ပဇာနော-သည်၊ ဟုတ္တာစ-၍သာလျှင်၊ ဝိဟရတိ-၏၊ အာရုသော-တို့၊ ဧဝံ ခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ဆဋ္ဌဂံ- သမန္နာဂတော-သည်၊ ဟောတိ-၏။ (၅-၂)၊

အာရုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ကောရက္ခော-သည်၊
 ဟောတိ-နည်း၊ အာရုသော-တို့၊ ဣဓ ဣမသ္မိ သာသနေ-၌၊ ဘိက္ခု-သည်၊
 သတာရက္ခေန-သတိတည်းဟူသော အစောင့်အရှောက်ရှိသော၊ စေတသဒ-စိတ်
 နှင့်၊ သမန္နာဂတော- ကောင်းစွာ၊ လျော်စွာ ယှဉ်သည်၊ ဝါ- ပြည့်စုံသည်၊
 ဟောတိ-၏၊ အာရုသော-တို့၊ ဧဝံ ခေါ်-ဤသို့သာလျှင်၊ ဘိက္ခု-သည်၊ ကော
 ရက္ခော-သည်၊ ဟောတိ-၏။ (၅-၃)၊

အာရုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ စတုရပသောနော-
 သည်၊ ဟောတိ-နည်း၊ အာရုသော-တို့၊ ဣဓ ဣမသ္မိ သာသနေ-၌၊ ဘိက္ခု-
 သည်၊ သင်္ခါယ-မိမိသန္တာန်၌ ထင်လာသောညဏ်ဖြင့်၊ ဧကံ-အချို့သော လေး
 ပါးသောပစ္စည်းကို၊ ပဋိသေဝတိ-သုံးဆောင်မိဝံ၏၊ သင်္ခါယ-ဖြင့်၊ ဧကံ-အချို့
 သော သိတဉ္စာ အစရှိသည်ကို၊ အဓိဝါသေတိ-မိမိအထက်သို့ ဝန်တက်၍ နေ
 စေ၏၊ ဝါ-သည်းခံ၏၊ သင်္ခါယ-ဖြင့်၊ ဧကံ-အချို့သော ဆင်ကြမ်း၊ မြင်းကြမ်း
 အစရှိသည်ကို၊ ပရိဝဇ္ဇေတိ-ရှောင်ကြဉ်၏၊ သင်္ခါယ-ဖြင့်၊ ဧကံ-အချို့သော
 ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိ သာဝိတက်ကို၊ ဝိနောဒေတိ-ပယ်ဖျောက်
 ၏၊ အာရုသော-တို့၊ ဧဝံ ခေါ်-သို့သာလျှင်၊ ဘိက္ခု-သည်၊ စတုရပသောနော-
 သည်၊ ဟောတိ-၏။ (၅-၄)၊

အာရုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ပနုဏ္ဏပစ္စေကသစ္စော-
 သည်၊ ဟောတိ-နည်း၊ အာရုသော-တို့၊ ဣဓ ဣမသ္မိ သာသနေ-၌၊ ဘိက္ခုနေဒ-
 အား၊ ပုထု-များစွာကုန်သော၊ သမဏဗြာဟ္မဏာနံ-ရဟန်း ပုဏ္ဏားတို့၏၊ ပုထု-
 များစွာကုန်သော၊ ယာနိ တာနိ ပစ္စေကသစ္စာနိ-အကြင် အသီးအသီး တစ်ခုစီ၊
 တစ်ခုစီသော သစ္စာတို့သည်၊ သန္တိ-ကုန်၏၊ သဗ္ဗာနိ-အလုံးစုံကုန်သော၊ တာနိ
 ပစ္စေကသစ္စာနိ-တို့သည်၊ ဝါ-တို့ကို၊ နန္ဒာနိ-ပယ်ထုတ်အပ်ကုန်ပြီးသည်၊ ပနုဏ္ဏာ
 နိ- အပြားအားဖြင့် ပယ်ထုတ်အပ်ကုန်ပြီးသည်၊ စတ္တာနိ-စွန့်အပ်ကုန်ပြီးသည်၊
 ဝန္တာနိ-ထွေးအန်အပ်ကုန်ပြီးသည်၊ မုတ္တာနိ-လွတ်အပ်ကုန်ပြီးသည်၊ ပဟိနာနိ-
 ပယ်အပ်ကုန်ပြီးသည်၊ ပဋိနိဿဋ္ဌာနိ-တစ်ဖန် မတက်နိုင်သောကံအောင် စွန့်လွတ်
 အပ်ကုန်ပြီးသည်၊ ဟောန္တိ-ကုန်၏။ အာရုသော-တို့၊ ဧဝံ ခေါ်-သို့သာလျှင်၊
 ဘိက္ခု-သည်၊ ပနုဏ္ဏပစ္စေကသစ္စော-သည်၊ ဟောတိ-၏။ (၅-၅)၊

☞ အာရုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ သမဝယသဇ္ဇေသနော-
 သည်၊ ဟောတိ-နည်း၊ အာရုသော-တို့၊ ဣဓ ဣမသ္မိ သာသနေ-၌၊ ဘိက္ခုနော-
 သည်၊ ကာမေသနာ-ကာမေသနသည်၊ ဝါ-ကာမေသနကို၊ ဝါ-ကာမကို ရှာမှီး
 ခြင်းကို၊ ပဟိနာ-ပယ်အပ်ပြီးသည်၊ ဟောတိ-၏၊ ဘဝေသနာ-ဘဝေသနသည်၊
 ဝါ-ဘဝေသနကို၊ ဝါ-ဘဝကို ရှာမှီးခြင်းကို၊ ပဟိနာ-သည်၊ ဟောတိ-၏၊

ဗြဟ္မစရိယေသနာ-ဗြဟ္မစရိယေသနာသည်၊ ဝါ-မြတ်သောအကျင့်ကိုရှာမှီးခြင်း
 သည်၊ ပဋိပဿဒ္ဓါ-ငြိမ်းအေးပြီးသည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ဧဝံ
 ခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ သမဝယသဠေသနော-သည်၊ ဟောတိ-၏။
 (၅-၆)။

အာရုသော-တို့၊ ကထဉ္စ-အဘယ်သို့သာလျှင်၊ ဘိက္ခု-သည်၊ အနာဝိလ-
 သင်္ကပွေ-သည်၊ ဟောတိ-နည်း၊ အာရုသော-တို့၊ ဣမ ဣမသ္မိံသာသနေ-၌၊
 ဘိက္ခုနော-သည်၊ ကာမသင်္ကပွေ-ကာမသင်္ကပွေသည်၊ ဝါ-ကာမသင်္ကပွေကို၊
 ဝါ- ကိလေသာကာမနှင့် ယှဉ်သော သင်္ကပွေကို၊ ပဟိနော- ပယ်အပ်ပြီးသည်၊
 ဟောတိ-၏၊ ဗျာပါဒသင်္ကပွေ-ဗျာပါဒသင်္ကပွေသည်၊ ဝါ-ဗျာပါဒသင်္ကပွေကို၊
 ဝါ-ဗျာပါဒနှင့်ယှဉ်သော သင်္ကပွေကို၊ ပဟိနော-သည်၊ ဟောတိ-၏၊ ဝိဟိံသာ
 သင်္ကပွေ-ဝိဟိံသာသင်္ကပွေသည်၊ ဝါ-ဝိဟိံသာသင်္ကပွေကို၊ ဝါ-ဝိဟိံသာနှင့်
 ယှဉ်သော သင်္ကပွေကို၊ ပဟိနော-သည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ဧဝံ
 ခေါ-ဤသို့သာလျှင်၊ ဘိက္ခု-သည်၊ အနာဝိလသင်္ကပွေ-သည်၊ ဟောတိ-၏။
 (၅-၇)။

အာရုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ပဿဒ္ဓ ကာယသင်္ခါ-
 ရော-သည်၊ ဟောတိ-နည်း၊ အာရုသော-တို့၊ ဣမ ဣမသ္မိံသာသနေ-၌၊
 ဘိက္ခု-သည်၊ ပုဗ္ဗေဝ-၌သာလျှင်၊ သုခဿ-ကို၊ ပဟာနာ စ-ကြောင့် လည်း
 ကောင်း၊ ဒုက္ခဿ-ကို၊ ပဟာနာ စ-ကြောင့် လည်းကောင်း၊ သောမနဿ
 ဒေါမနဿာနံ-တို့၏၊ အတ္ထင်္ဂမာ စ-ကြောင့် လည်းကောင်း၊ အဒုက္ခမသုခံ-
 သော၊ ဥပေက္ခာသတိပါရိသုဒ္ဓိံ-သော၊ စတုတ္ထံ-သော၊ ဈာနံ-သို့၊ ဥပသမ္ပဇ္ဇ-
 ချိ၊ ဝိဟရတိ-၏၊ အာရုသော-တို့၊ ဧဝံ ခေါ-ဤသို့သာလျှင်၊ ဘိက္ခု-သည်၊
 ပဿဒ္ဓ ကာယသင်္ခါရော-သည်၊ ဟောတိ-၏။ (၅-၈)။

အာရုသော-တို့၊ ကထဉ္စ-အဘယ်သို့သာလျှင်၊ ဘိက္ခု-သည်၊ သုဝိမုတ္တစိတ္တော-
 သည်၊ ဟောတိ-နည်း၊ အာရုသော-တို့၊ ဣမ ဣမသ္မိံသာသနေ-၌၊ ဘိက္ခုနော-
 ၏၊ စိတ္တံ-စိတ်သည်၊ ရာဂါ-ရာဂမှ၊ ဝိမုတ္တံ-လွတ်ပြီးသည်၊ ဟောတိ-၏၊ စိတ္တံ-
 သည်၊ ဒေါသာ-မှ၊ ဝိမုတ္တံ-သည်၊ ဟောတိ-၏၊ စိတ္တံ-သည်၊ မောဟာ-မှ၊
 ဝိမုတ္တံ-သည်၊ ဟောတိ-၏၊ အာရုသော-တို့၊ ဧဝံ ခေါ-ဤသို့သာလျှင်၊ ဘိက္ခု-
 သည်၊ သုဝိမုတ္တ စိတ္တော-သည်၊ ဟောတိ-၏။ (၅-၉)။

အာရုသော-တို့၊ ကထဉ္စ-အဘယ်သို့သာလျှင်၊ ဘိက္ခု-သည်၊ သုဝိမုတ္တပံညော-
 သည်၊ ဟောတိ-နည်း၊ အာရုသော-တို့၊ ဣမဣမသ္မိံသာသနေ-၌၊ ဘိက္ခု-
 သည်၊ မေ-ငါ၏၊ ဝါ-သည်၊ ရာဂေါ-ရာဂသည်၊ ဝါ-ကို၊ ပဟိနော-ပယ်အပ်

ပြီ၊ ဥစ္ဆိန္ဒမုလော-မဂ်အရဟတ် သံလျက်မြတ်ဖြင့် ခုတ်ဖြတ်အပ်ပြီးသော အဝိဇ္ဇာ တဏှာဟူသော အမြစ်ရင်းရှိခဲ့၏၊ တာလာဝတ္ထုကတော-ထန်းပင်ငုတ်၏တည်ရာ ကဲ့သို့ ပြုအပ်ပြီးသောတည်ရာရှိခဲ့၏၊ ဝါ-လည်ဆစ်လည်သီး ပြတ်လေပြီးဖြစ်၍ အသီးအရွက်တို့၏ တည်ရာအကြောင်းမဟုတ်သော ထန်းပင်ငုတ်ကဲ့သို့ပြုအပ်ပြီ၊ အနဘာဝံကတော-နောင် တစ်ဖန် 'မဖြစ်အောင် ပြုအပ်ပြီ၊ အာယတိ-နောင် အခါ၌၊ အနုပ္ပာဒဓမ္မော-မဖြစ်ခြင်းသဘောရှိခဲ့၏၊ ဝါ-ဖြစ်ခြင်းသဘောမရှိခဲ့၊ ဣတိ-သို့၊ ပဇာနာတိ-အပြားအားဖြင့်သိ၏၊ မေ-ငါ၏၊ ဝါ-သည်၊ ဒေါသော-သည်၊ ဝါ-ကို၊ ပဟိနော-အပ်ပြီ၊ ဥစ္ဆိန္ဒမုလော-ခဲ့၏၊ တာလာဝတ္ထုကတော- ခဲ့၏၊ အာယတိ-၌၊ အနုပ္ပာဒဓမ္မော-ခဲ့၏၊ ဣတိ-သို့၊ ပဇာနာတိ-၏၊ မေ-၏၊ ဝါ-သည်၊ မောဟော-သည်၊ ဝါ-ကို၊ ပဟိနော-အပ်ပြီ၊ ဥစ္ဆိန္ဒမုလော-ခဲ့၏၊ တာလာဝတ္ထုကတော-ခဲ့၏၊ အနဘာဝံကတော-အပ်ပြီ၊ အာယတိ-၌၊ အနုပ္ပာဒ ဓမ္မော-ခဲ့၏၊ ဣတိ-သို့၊ ပဇာနာတိ-၏၊ အာဂုသော-တို့၊ ဧဝံခေါ- ဤသို့သာ လျှစ်၊ ဘိက္ခု-သည်၊ သုဝိမုတ္တပညော-သည်၊ ဟောတိ-၏။ (၅-၁၀)။

အသေက္ခာ-အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်သော၊ ဝါ-ကျင့်ဆဲ မဟုတ် ကျင့်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်သော၊ ဓမ္မာ-တို့သည်၊ အသေက္ခာ-အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိလည်း ကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သော အယူလည်းကောင်း၊ အသေက္ခာ- သော၊ သမ္မာသင်္ကပ္ပော-သမ္မာသင်္ကပ္ပလည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ် မှန်စွာကြံတတ်သော ဝိဘက်လည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာဝါစာ- သမ္မာဝါစာလည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာပြောဆိုကြောင်းဖြစ် သော ဝိရတီလည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာကမ္မန္တော-သမ္မာကမ္မန္တ လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာပြုကြောင်းဖြစ်သော ဝိရတီ လည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာအာဇီဝေါ-သမ္မာအာဇီဝလည်း ကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာအသက်မွေးကြောင်းဖြစ်သော ဝိရတီ လည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာဝါယာမော-သမ္မာဝါယာမလည်း ကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာ အားထုတ်တတ်သော ဝီရိယလည်း ကောင်း၊ အသေက္ခာ-သော၊ သမ္မာသတိ-သမ္မာသတိ လည်းကောင်း၊ ဝါ- မဖောက် မပြန် ဟုတ်မှန်စွာ အောက် မေ့ တတ် သော သတိ လည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာသမာဓိ-သမ္မာသမာဓိလည်းကောင်း၊ ဝါ-မဖောက် မပြန် ဟုတ်မှန်စွာ စိတ်ကို အာရုံ၌ ထားတတ်သော ဧကဂ္ဂတာလည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာဉာဏ်-သမ္မာဉာဏ် လည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်စွာသိတတ်သော ဉာဏ်လည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာဝိမုတ္တိ- သမ္မာဝိမုတ္တိလည်းကောင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သော ဖိုလ်နှင့်ယှဉ်သော

တရားအပေါင်း လည်း ကောင်း၊ (၆) ဣတိ-သို့၊ ဒသ-တို့သည်၊ ဟောန္တိ-
ကုန်၏။

အာဝုသော-တို့၊ ဒသသု-ကုန်သော၊ ယတ္ထ ယေသု ဓမ္မေသု-တို့၌၊ ယထာ-
အားဖြင့်၊ သင်္ဂါယမာနာနံ-ကုန်သော၊ အဝိဝဒမာနာနံ-ကုန်သော၊ တုမှာကံ-
တို့၏၊ ဣဒံဗြဟ္မစရိယံ-သည်၊ အဒ္ဓနိယံ-သည်၊ စိရဋ္ဌိတိကံ-သည်၊ အဿ-ရာ၏၊
တထာ-အားဖြင့်၊ သဗ္ဗေဟေဝ-ကုန်သော၊ တုမ္ပေဟိ-တို့သည်၊ သင်္ဂါယိတဗ္ဗံ-
ရာ၏၊ န ဝိဝဒိတဗ္ဗံ-ရာ၊ တံသင်္ဂါယန အဝိဝဒနံ-သည်၊ ဗဟုဇနဟိတာယ-ဌာ
လည်းကောင်း၊ ဗယုဇနသုခါယ-ဌာလည်းကောင်း၊ လောကာနုကမ္မာယ-ဌာ
လည်းကောင်း၊ ဒေဝမနုဿာနံ-တို့၏၊ အတ္ထာယ-ဌာလည်းကောင်း၊ ဟိတာယ-
ဌာလည်းကောင်း၊ သုခါယ-ဌာလည်းကောင်း၊ အဿ-ရာ၏၊ ဇာနတာ-သော၊
ပဿတာ-သော၊ အရဟတာ-သော၊ သမ္မာသမ္ဗုဒ္ဓေန-သော၊ တေနဘဂဝတာ-
သည်၊ သမ္မာ-စွာ၊ အက္ခာတာ-အပ်ကုန်သော၊ ဒသ-ကုန်သော၊ တေဓမ္မာ-တို့
သည်၊ ဣမေခေါ-တို့ပေတည်း၊ ဣတိ-သို့၊ အာမန္တေသိ-ပြီ။

၃၄၉။ အထပစ္စာ-အရှင်သာရိပုတ္တရာထေရ်၏သိစေပြီးရာကာလမှနောက်၌၊
ဘဂဝါ-သည်၊ ဥဋ္ဌဟိတော-ထတော်မူ၍၊ အာယသ္မန္တံ သာရိပုတ္တံ-ကို၊ အာမန္တေသိ-
မူပြီ၊ ကိ-သို့၊ အာမန္တေသိ-သနည်း၊ သာရိပုတ္တံ-သာရိပုတ္တရာ၊ သာဓုသာဓု-
ကောင်းပေစွာ၊ ကောင်းပေစွာ၊ သာရိပုတ္တံ-သာရိပုတ္တရာ၊ တံ-သည်၊ သာဓုခေါ-
ကောင်းစွာသာလျှင်၊ ဘိက္ခုနံ-တို့အား၊ သင်္ဂီတိ ပရိယာယံ-သင်္ဂီတိ ပရိယာယ
သုတ်ကို၊ ဝါ-ဝါဘုရားသည် ဟောအပ်သော အနက်တို့ကို တစ်ပေါင်းတည်း
ရွတ်ဆိုခြင်း၏အကြောင်းကို၊ ဝါ-ညီညွတ်သည်၏ အဖြစ်၏ အကြောင်းကို၊
အဘာသိ-ဟောခဲ့ပေ၏၊ ဣတိ-သို့၊ အာမန္တေသိ-ပြီ၊ အာယသ္မန္တံ သာရိပုတ္တော-
သည်၊ ဣဒံသုတ္တံ-ဤ သင်္ဂီတိ ပရိယာယသုတ်ကို၊ အဝေါစ- ပြောဟောပြီ၊
သတ္တာ-မြတ်စွာဘုရားသည်၊ သမန္နညော-ဝမ်းမြောက်သောအားဖြင့်ကောင်းစွာ
ခွင့်ပြုတော်မူသည်၊ ဝါ-ဝမ်းမြောက်သောအားဖြင့် စိတ်ကိုလွန်စွာ နှစ်သက်
စေတတ်သည်၏အဖြစ်နှင့် တကွဖြစ်တော်မူသည်၊ အဟောသိ-မူပြီ၊ တေစဘိက္ခု-
ထို ဝါးရာသော ရဟန်းတို့သည်လည်း၊ အတ္တမနာ-မိမိစိတ်ရှိကြကုန်သည်၊ ဝါ-
ပီတိသောမနဿတို့သည် ယူအပ်သောစိတ် ရှိကြကုန်သည်၊ ဟုတော-ကုန်၍၊
အာယသ္မတော သာရိပုတ္တဿ-၏၊ ဝါ-သည်၊ ဘာသိတံ-ဟောတော်မူအပ်သော
သင်္ဂီတိပရိယာယသုတ်ကို၊ အဘိနန္ဒါ-ကုန်ပြီ၊ ဣတိဝေ-သို့၊ သုတံ-အပ်ပါပြီ၊
ဣတိ-သို့၊ ဝိဿန္တေသိ-ပြီ၊ ဣတိ-ဤကား သင်္ဂီတိပရိယာယသုတ်အပြီးတည်း။

ဒသမံ-သော၊ သင်္ဂီတိသုတ္တံ-သည်၊ နိဋ္ဌိတံ-ပြီ။

၁၁။ ဒသုတ္တရသုတ္တ

၃၅၀။ ပ။ ဘဂဝါ-သည်၊ စမ္မာယံ-စမ္မာပြည်၏အနီး၌၊ ဂဂ္ဂရာယ-
ဂဂ္ဂရာမိဖုရားသည် တူးစေအပ်သည်၏ အဖြစ်ကြောင့် ဂဂ္ဂရာအမည်ရှိသော၊
ပေါက္ခရာဏိယာ-လေးထောင့်ကန်၏၊ တီရေ-ကမ်း၌၊ မဟတာ-သော၊ ဘိက္ခု-
သံသေန-နှင့်၊ ပဉ္စမတ္တေဟိ-ကုန်သော၊ ဘိက္ခုသတေဟိ-တို့နှင့်၊ သဒ္ဓိ-က၊
ဝိဟရတိ-မူ၏၊ ယံ သမယံ-အကြင်အခါ၌၊ ဘဂဝါ-သည်၊ စမ္မာယံ-၌၊ ဂဂ္ဂရာယ-
သော၊ ပေါက္ခရာဏိယာ-၏၊ တီရေ-၌၊ မဟတာ-သော၊ ဘိက္ခုသံသေန-နှင့်၊
ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ-တို့နှင့်၊ ဝိဟရတိ-၏၊ တကြခေါ တသ္မိံ သမယေ-
နေတော်မူရာ ထိုအခါ၌၊ အာယသ္မာ သာရိပုတ္တော - သည်၊ ဘိက္ခု-တို့ကို၊
အာမန္တေသိ-ခေါ်ပြီ၊ ကိံ-သို့၊ အာမန္တေသိ-နည်း၊ ဘိက္ခဝေ-ကိလေသာတို့ကို
ဖျက်ခွဲခြင်းအလေ့ရှိကုန်သော၊ အာဝုသော-ငါ့ရှင်တို့၊ ဣတိ-သို့၊ အာမန္တေသိ-
ပြီ၊ အာယသ္မတာ သာရိပုတ္တေန-သည်၊ ဘိက္ခဝေ-ကုန်သော၊ အာဝုသော-တို့၊
ဣတိ-သို့၊ အာမန္တိတာ-ခေါ်အပ်ကုန်သော၊ တေဘိက္ခု-တို့သည်၊ အာဝုသော-
အရှင်၊ ဣတိ-သို့၊ အာယသ္မတောသာရိပုတ္တဿ-အား၊ ပစ္စယောသုံ-ကုန်ပြီ၊
အာယသ္မာ သာရိပုတ္တော-သည်၊ တေ ဝစနံ-ကို၊ အဝေါစ-ပြောဆိုပြီ၊ ကိံ-သို့၊
အဝေါစ-နည်း။

အဟံ-ငါသည်၊ နိဗ္ဗာနပတ္တိယာ- နိဗ္ဗာန်သို့ရောက်ခြင်းငှာ လည်းကောင်း၊
ဒုက္ခဿ-တေဘူမကဝဋ်ဒုက္ခ၏၊ အန္တကိရိယာယ-ဆုံးရာဖြစ်သောနိဗ္ဗာန်ကို မျက်
မှောက်ပြုရခြင်းငှာ လည်းကောင်း၊ သဗ္ဗဂန္ထပမောစနံ-အလုံးစုံသောဂန္ထတို့ကို
ဖြေကြောင်းဖြစ်သော၊ ဒသုတ္တရံ-ဒသုတ္တရအမည်ရှိသော၊ ဝါ-ကေကမ္မစ၍
ဒသကတိုင်အောင် ဆယ်ပါးအပြား၊ ဆယ်ပါးအပြားအားဖြင့် မာတိကာကို
ထား၍ ဝေဖန်အပ်သည်၏အဖြစ်ကြောင့် ဒသုတ္တရအမည်ရှိသော၊ ဝါ-ကေကမ္မ
စ၍ ဒသကတိုင်အောင်ပြုစီရင်အပ်သည်၏အဖြစ်ကြောင့် ဒသုတ္တရအမည်ရှိသော၊
“ဝါ-တစ်ခု တစ်ခုစီသော ပုဗ္ဗ၌ ဆယ်ပါးဆယ်ပါးသော ပြဿနာတို့ကို အထူးပြု၍
ဖြေဆိုအပ်ကုန်သည်၏အဖြစ်ကြောင့် ဒသုတ္တရအမည်ရှိသော၊ ဝါ-ကေကမ္မစ၍
ဒသကတိုင်အောင် ဆယ်ပါးသောပြဿနာတို့ဖြင့် ထူးကဲလွန်မြတ်သည်ဖြစ်၍
ဖြစ်တတ်သည်၏အဖြစ်ကြောင့် ဒသုတ္တရအမည်ရှိသော၊ ဝါ-ဆယ်ပါးသော
သုတ်တို့၏အလွန်အဆုံး၌ဖြစ်တတ်သည်၏အဖြစ်ကြောင့် ဒသုတ္တရအမည်ရှိသော၊
ဓမ္မံ-ပရိယတ္တိတရားကို၊ ပဝက္ခာမိ-အပြားအားဖြင့် ဟောပေအံ့။

ဧကော ဓမ္မော

၃၂၁။ အာဝုသော-တို့၊ ဧကော-တစ်ပါးသော၊ ဓမ္မော-တရားသည်၊ ဗဟုကာရော-များသောကျေးဇူးရှိ၏၊ ဧကော-သော၊ ဓမ္မော-ကို၊ ဘာဝေ-တဗ္ဗော-ပွားစေအပ် ပွားစေသင့် ပွားစေထိုက်၏၊ ဝါ-ဖြစ်စေအပ် ဖြစ်သေင့် ဖြစ်စေထိုက်၏၊ ဧကော-သော၊ ဓမ္မော-ကို၊ ပရိညေယျော-သုံးပါးသော ပရိညာဉ်တို့ဖြင့် ပိုင်းခြား၍ သိအပ်၏၊ ဧကော-သော၊ ဓမ္မော-ကို၊ ပဟာ-တဗ္ဗော-ပဟာနာနုပဿနာဖြင့် ပယ်အပ်၏၊ ဧကော-သော၊ ဓမ္မော-သည်၊ ဟာနဘာဂိယော-ဆုတ်ယုတ်ခြင်းအဖို့ရှိ၏၊ ဧကော-သော၊ ဓမ္မော-သည်၊ ဝိသေသဘာဂိယော-ထူးသောအဖို့ရှိ၏၊ ဧကော-သော၊ ဓမ္မော-သည်၊ ဒုပ္ပန္နိ-ဝိဇ္ဇော-ဆင်းရဲသဖြင့် ထိုးထွင်း၍ သိအပ်၏၊ ဝါ-ထိုးထွင်း၍ သိခြင်းငှာခဲယဉ်း၏၊ ဝါ-ထိုးထွင်း၍ သိနိုင်၏၊ ဧကော-သော၊ ဓမ္မော-ကို၊ ဥပ္ပာဒေတဗ္ဗော-ဖြစ်စေ အပ်၏၊ ဧကော-သော၊ ဓမ္မော-ကို၊ အဘိညေယျော-ညာတပရိညာဉ်ဖြင့် အထူး သိအပ်၏၊ ဧကော-သော၊ ဓမ္မော-ကို၊ သစ္စိကာတဗ္ဗော-မျက်မှောက်ပြုအပ်၏။

(က) ကတမော-အဘယ်မည်သော၊ ဧကော-သော၊ ဓမ္မော-သည်၊ ဗဟု-ကာရော-များသော ကျေးဇူးရှိသနည်း၊ ကုသလေသု-ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု-စတုဘူမကတရားတို့၌၊ အပ္ပမာဒေါ-မမေ့မလျော့ကြောင်းဖြစ်သော သတိသည်၊ ဝါ-မေ့လျော့ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သောသတိသည်၊ အတ္ထိ-ရှိ၏၊ ဧကော-သော၊ အယံဓမ္မော-ဤ အပ္ပမာဒတရားသည်၊ ဗဟုကာရော-၏။

(ခ) ကတမော-သော၊ ဧကော-သော၊ ဓမ္မော-ကို၊ ဘာဝေတဗ္ဗော-နည်း၊ သာတသဟဂတာ-တံသမဂီပုဂ္ဂိုလ်၊ သမ္ပယုတ်တရားတို့ကို သာယာစေ တတ်သော သုခဝေဒနာနှင့်တကွဖြစ်သော၊ ကာယဂတာ-သုံးဆယ့်နှစ်ပါးသော ကောဠာသအပေါင်း၌ဖြစ်သော၊ သတိ-သတိသည်၊ အတ္ထိ-ရှိ၏၊ ဧကော-သော၊ အယံဓမ္မော-ဤ ကာယဂတာသတိတရားကို၊ ဘာဝေတဗ္ဗော-အပ်၏။

(ဂ) ကတမော-သော၊ ဧကော-သော၊ ဓမ္မော-ကို၊ ပရိညေယျော-နည်း၊ သာသဓေါ-မိမိကိုအာရုံပြု၍ဖြစ်သော အာသဝနှင့်တကွဖြစ်သော၊ ဝါ-မိမိကို အာရုံပြုဖြစ်သောအာသဝရှိသော၊ ဥပါဒါနိယော-ဥပါဒါနိတို့၏အာရုံဖြစ်သော၊ ဝါ-ဥပါဒါနိတို့၏ အစီးအပွားဖြစ်သော၊ ဖဿော-ဖဿသည်၊ အတ္ထိ-ရှိ၏၊ ဧကော-သော၊ အယံ ဓမ္မော-ဤ သာသဝဥပါဒါနိယဖဿတရားကို၊ ပရိညေ-ယျော-အပ်၏။

(ဃ) ကတမော-သော၊ ဧကော-သော၊ ဓမ္မော-ကို၊ ပဟာတဗ္ဗော-နည်း၊ အသ္မိမာနော-ဝါဟူ၍ဖြစ်သော မာနသည်၊ အတ္ထိ-ရှိ၏၊ ဧကော-သော၊ အယံ ဓမ္မော-ဤ အသ္မိမာနတရားကို၊ ပဟာတဗ္ဗော-အပ်၏။

(င) ကတမော-သော၊ ဇကော-သော၊ ဓမ္မော-သည်၊ ဟာနဘာဂိယော-နည်း၊ အယောနိသော မနသိကာရော-အယောနိသော မနသိကာရသည်၊ ဝါ-အလိုရှိအပ် တောင့်တအပ်သော စီးပွားချမ်းသာကိုရခြင်း၏အကြောင်းမဟုတ်သောအားဖြင့် နှလုံးသွင်းခြင်းသည်၊ အတ္ထိ-၏၊ ဇကော သော၊ အယံ ဓမ္မော-ဤအယောနိသော မနသိကာရတရားသည်၊ ဟာနဘာဂိယော-၏။

(စ) ကတမော-သော၊ ဇကော-သော၊ ဓမ္မော-သည်၊ ဝိသေသဘာဂိယော-နည်း၊ ယောနိသော မနသိကာရော-ယောနိသောမနသိကာရသည်၊ ဝါ-အလိုရှိအပ်တောင့်တအပ်သော စီးပွားချမ်းသာကို ရခြင်း၏အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည်၊ အတ္ထိ-၏၊ ဇကော-သော၊ အယံ ဓမ္မော-ဤ ယောနိသော မနသိကာရတရားသည်၊ ဝိသေသဘာဂိယော-၏။

☸ (ဆ) ကတမော-သော၊ ဇကော-သော၊ ဓမ္မော-ကို၊ ဒုပ္ပဋိဝိဇ္ဇော-နည်း၊ အာနန္တရိကော-ဝိပဿနာ၏ အခြားမဲ့၌ဖြစ်သော၊ ဝါ-မိမိ၏အခြားမဲ့၌ ဖိုလ်ဟူသောအကျိုး၌ယှဉ်သော၊ ဝါ-မိမိ၏အခြားမဲ့၌ ဖိုလ်ဟူသောအကျိုးကိုထိုက်သော၊ ဝါ-မိမိ၏အခြားမဲ့၌ ဖိုလ်ဟူသော အကျိုးရှိသော၊ စေတောသမာဓိ-စေတောသမာဓိသည်၊ ဝါ-စိတ်ကိုကောင်းစွာ အာရုံ၌ ထားတတ်သော မဂ္ဂသမာဓိသည်၊ အတ္ထိ-၏၊ ဇကော-သော၊ အယံ ဓမ္မော-ဤ အာနန္တရိကစေတောသမာဓိတရားကို၊ ဒုပ္ပဋိဝိဇ္ဇော-အပ်၏။

(ဇ) ကတမော-သော၊ ဇကော-သော၊ ဓမ္မော-ကို၊ ဥပ္ပာဒေတဗ္ဗော-နည်း၊ အကုပ္ပ-ဆန့်ကျင်ဘက်ဖြစ်သောတရားတို့သည် မပျက်စီးစေအပ်နိုင်သော၊ ဝါ-ဆန့်ကျင်ဘက်ဖြစ်သော တရားတို့သည် မပျက်စီး အပ်နိုင်သော၊ ဣဏံ-ဖိုလ်ကိုဆင်ခြင်တတ်သော မစ္စဝေက္ခဏာဉာဏ်သည်၊ အတ္ထိ-၏၊ ဇကော-သော၊ အယံ ဓမ္မော-ဤ အကုပ္ပဉာဏ်တရားကို၊ ဥပ္ပာဒေတဗ္ဗော-အပ်၏။

(ဈ) ကတမော-သော၊ ဇကော-သော၊ ဓမ္မော-ကို၊ အဘိညေယျော-နည်း၊ သဗ္ဗေ-ကုန်သော၊ သတ္တာ-တို့သည်၊ အာဟာရဋ္ဌိတိကာ-ကုန်၏၊ ဇကော-သော၊ အယံ-ဓမ္မော-ဤသဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာတတ်ဆုံးကို၊ အဘိညေယျော-အပ်၏။

(ည) ကတမော-သော၊ ဇကော-သော၊ ဓမ္မော-ကို၊ သစ္စိကာတဗ္ဗော-နည်း၊ အကုပ္ပ-ဆန့်ကျင်ဘက်ဖြစ်သော တရားတို့သည် မပျက်စီးစေအပ်နိုင်သော၊ စေတောဝိမုတ္တိ-စေတောဝိမုတ္တိ-သည်၊ ဝါ-ကိလေသာတို့မှလွတ်ပြီးသော အရဟတ္တဖိုလ်သမာဓိသည်၊ အတ္ထိ-၏၊ ဇကော-သော၊ အယံ ဓမ္မော-ဤ အကုပ္ပ၊ စေတောဝိမုတ္တိတရားကို၊ သစ္စိကာတဗ္ဗော-အပ်၏။

ဣတိ-ဤသို့၊ ဝါ-ဤဆုံအပ်ခဲ့ပြီးသောနည်းဖြင့်၊ ဒသ-ဆယ်ပါးကုန်သော၊ ဘူတာ-ထင်ရှားရှိကုန်သော၊ တစ္ဆာ-မွန်ကန်ကုန်သော၊ တထာ-မဖောက်မပြန်

ဟုတ်မှန်ကုန်သော၊ အဝိတထာ-မချတ်ယွင်းကုန်သော၊ အနညထာ-မှန်ကန်
သော အခြင်းအရာမှတစ်ပါး၊ မမှန်ကန်သော အခြင်းအရာအားဖြင့် မဖြစ်တတ်
ကုန်သော၊ ဣမေဓမ္မာ-ဤတရားတို့ကို၊ သမ္မာ-စွာ၊ တထာဂတေန-မြတ်စွာ
ဘုရားသည်၊ အဘိသမ္မုဒ္ဓါ-ထိုးထွင်း၍ သိတော်မူအပ်ကုန်ပြီ။

ဒွေ ဓမ္မာ

၃၅၂။ ဒွေ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏၊ ဒွေ-ကုန်သော၊
ဓမ္မာ-တို့ကို၊ ဘာဝေတဗ္ဗာ-ကုန်၏၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေယျာ-
ကုန်၏၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ-ကုန်၏၊ ဒွေ-ကုန်သော၊
ဓမ္မာ-တို့သည်၊ ဟာနဘာဂိယာ-ကုန်၏၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့သည်၊
ဝိသေသဘာဂိယာ-ကုန်၏၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဒုပ္ပင်္ဂစိဇ္ဈာ-ကုန်၏၊
ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေတဗ္ဗာ-ကုန်၏၊ ဒွေ-ကုန်သော၊ ဓမ္မာ-
တို့ကို၊ အဘိညေယျာ-ကုန်၏၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-
ကုန်၏။

(က) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-
ကုန်သနည်း၊ သတိ စ-သည် လည်းကောင်း၊ သမ္ပဗညဉ္ဇ-သည် လည်းကောင်း၊
အတ္ထိ-၏၊ (အနက်များကို သင်္ဂီတိသုတ်တွင် အပြည့်အစုံ ရေးခဲ့ပြီ။) ဒွေ-
ကုန်သော၊ ဣမေ ဓမ္မာ-ဤ သတိသမ္ပဗည တရားတို့သည်၊ ဗဟုကာရာ-ကုန်၏။

(ခ) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဘာဝေတဗ္ဗာ-
ကုန်သနည်း၊ သမထော စ-သည် လည်းကောင်း၊ ဝိပဿနာ စ-သည် လည်း
ကောင်း၊ အတ္ထိ-၏၊ ဒွေ-ကုန်သော၊ ဣမေ ဓမ္မာ-တို့ကို၊ ဘာဝေတဗ္ဗာ-ကုန်၏။

(ဂ) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေယျာ-
ကုန်သနည်း၊ နာမဉ္ဇ-နာမ်သည် လည်းကောင်း၊ ရူပဉ္ဇ-ရုပ်သည် လည်းကောင်း၊
အတ္ထိ-၏၊ ဒွေ-ကုန်သော၊ ဣမေ ဓမ္မာ-ဤနာမ်ရုပ် တရားတို့ကို၊ ပရိညေယျာ-
ကုန်၏။

(ဃ) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ-
ကုန်သနည်း၊ အဝိဇ္ဇာ စ-အဝိဇ္ဇာသည့် လည်းကောင်း၊ ဘဝတဏှာ စ-ဘဝ
တဏှာသည် လည်းကောင်း၊ အတ္ထိ-၏၊ ဒွေ-ကုန်သော၊ ဣမေ ဓမ္မာ-ဤအဝိဇ္ဇာ
ဘဝတဏှာ တရားတို့ကို၊ ပဟာတဗ္ဗာ-ကုန်၏။

(င) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဟာနဘာဂိ-
ယာ-ကုန်သနည်း၊ ဒေါဝစဿတာစ-သည် လည်းကောင်း၊ ပါပမိတ္တတာ စ-
သည် လည်းကောင်း၊ အတ္ထိ-၏၊ ဒွေ-ကုန်သော၊ ဣမေဓမ္မာ-ဤဒေါဝစဿတာ
မပါပမိတ္တတာ တရားတို့သည်၊ ဟာနဘာဂိယာ-ကုန်၏။

(စ) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝိသေသဘာဂိယာ-ကုန်သနည်း၊ သောဝစယဘာ စ-သည် လည်းကောင်း၊ ကလျာဏ မိတ္တတာ စ-သည် လည်းကောင်း၊ အတ္ထိ-၏၊ ဒွေ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ သောဝစယဘာ၊ ကလျာဏမိတ္တတာ တရားတို့သည်၊ ဝိသေသဘာဂိယာ-ကုန်၏။

☸ (ဆ) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဒုပ္ပဒ္ဓိဝိဇ္ဈာ-ကုန် သနည်း၊ သတ္တာနံ-သတ္တဝါတို့၏၊ သံကိလေသာယ-ညစ်နွမ်းခြင်းငှာ၊ ယော ဟေတု စ-အကြင်နေက အကြောင်းသည် လည်းကောင်း၊ ယော ပစ္စယော စ- အကြင် ဥပလမ္ဘက အကြောင်းသည် လည်းကောင်း၊ အတ္ထိ-၏၊ သတ္တာနံ-တို့၏၊ ဝိသုဒ္ဓိယာ-စင်ကြယ်ခြင်းငှာ၊ ယောဟေတု စ-သည် လည်းကောင်း၊ ယော ပစ္စယော စ-သည် လည်းကောင်း၊ အတ္ထိ-၏၊ ဒွေ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ ဟေတုပစ္စယ တရားတို့ကို၊ ဒုပ္ပဒ္ဓိဝိဇ္ဈာ- ကုန်၏။

(ဇ) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေတဗ္ဗာ- ကုန်သနည်း၊ ခယေ-၌၊ ပဝတ္ထိ-သော၊ ဉာဏ်-လည်းကောင်း၊ အနုပ္ပာဒေ-၌၊ ပဝတ္ထိ-သော၊ ဉာဏ်-လည်းကောင်း၊ ဣတိ-သို့၊ ဒွေ-ကုန်သော၊ ဉာဏာနံ- တို့သည်၊ သန္တိ-ကုန်၏၊ ဒွေ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ ခယေညဏ၊ အနုပ္ပာဒေ ဉာဏတရားတို့ကို၊ ဥပ္ပာဒေတဗ္ဗာ-ကုန်၏။

(ဈ) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ တို့ကို၊ အဘိညေယျာ- ကုန်သနည်း၊ သင်္ခတာ-ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော လေးပါးသော အကြောင်းတရားတို့သည် ပေါင်း၍ပြုပြင် စီရင်အပ်သော၊ ဓာတု စ-မိမိသဘော ကိုသာ ဆောင်တတ်သော ငါးပါးသောခန္ဓာ လည်းကောင်း၊ အသင်္ခတာ-ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော လေးပါးသော အကြောင်းတရားတို့သည် ပေါင်း၍ မပြုပြင် မစီရင်အပ်သော၊ ဓာတု စ-မိမိသဘောကိုသာ ဆောင်တတ် သောနိဗ္ဗာန် လည်းကောင်း၊ ဣတိ-သို့၊ ဒွေ-ကုန်သော၊ ဓာတုယော-တို့သည်၊ သန္တိ-ကုန်၏၊ ဒွေ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ သင်္ခတဓာတ်၊ အသင်္ခတဓာတ် တရားတို့ကို၊ အဘိညေယျာ-ကုန်၏။

(ည) ကတမေ-ကုန်သော၊ ဒွေ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သမ္ဘိကာတဗ္ဗာ- ကုန်သနည်း၊ ဝိဇ္ဇာ စ-သုံးပါးသောဝိဇ္ဇာသည် လည်းကောင်း၊ ဝိမုတ္တိ စ-ကိလေ သာတို့မှ လွတ်ပြီးသော အရဟတ္တဖိုလ်သည် လည်းကောင်း၊ အတ္ထိ-၏၊ ဒွေ- ကုန်သော၊ ဣမေ ဓမ္မာ-ဤ ဝိဇ္ဇာ၊ ဝိမုတ္တိတရားတို့ကို၊ သမ္ဘိကာတဗ္ဗာ-ကုန်၏။

ဣတိ-သို့၊ ဝိသတိ-နှစ်ဆယ်သော၊ ဘူတာ-ကုန်သော၊ တစ္ဆာ-ကုန်သော၊ တထာ-ကုန်သော၊ အဝိတထာ-ကုန်သော၊ အနုညထာ-ကုန်သော၊ ဣမေ ဓမ္မာ- တို့ကို၊ သမ္ဗာ-စွာ၊ တထာဂတေန-သည်၊ အဘိသမ္ဗုဒ္ဓါ-ကုန်ပြီ။

တယော ဓမ္မာ

၃၅၃။ တယော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏၊ တယော-
ကုန်သော၊ ဓမ္မာ-တို့ကို၊ ဘာဝေတဗ္ဗာ-ကုန်၏၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊
ပရိညေယျာ-ကုန်၏၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ-ကုန်၏၊
တယော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဟာနဘာဂိယာ-ကုန်၏၊ တယော-ကုန်
သော၊ ဓမ္မာ-တို့သည်၊ ဝိသေသဘာဂိယာ-ကုန်၏၊ တယော-ကုန်သော၊ ဓမ္မာ-
တို့ကို၊ ဒုပ္ပဋိဓိဇ္ဈာ-ကုန်၏၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေတဗ္ဗာ-
ကုန်၏၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ အဘိညေယျာ-ကုန်၏၊ တယော-
ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်၏။

(က) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟု-
ကာရာ-ကုန်သနည်း၊ သပ္ပုရိသသံသေဝေါ-သည် လည်းကောင်း၊ သဒ္ဓမ္မဿဝနံ-
သည် လည်းကောင်း၊ ဓမ္မာနုဓမ္မပ္ပဋိပတ္တိ - သည် လည်းကောင်း၊ အတ္ထိ-၏၊
တယော-ကုန်သော၊ ဣမေ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏။

(ခ) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဘာဝေ-
တဗ္ဗာ-ကုန်သနည်း၊ သဝိတက္ကော-ဝိတက်နှင့်လည်း တက္ကုဖြစ်သော၊ ဝါ-ဝိတက်
လည်း ရှိသော၊ သဝိစာရော-ဝိစာရနှင့်လည်း တက္ကုဖြစ်သော၊ ဝါ-ဝိစာရလည်း
ရှိသော၊ သမာဓိ-သမာဓိ လည်းကောင်း၊ အဝိတက္ကော-ဝိတက်ကား မရှိသော၊
ဝိစာရမက္ကော-ဝိစာရမျှသာရှိသော၊ သမာဓိ-လည်းကောင်း၊ အဝိတက္ကော-
ဝိတက်လည်း မရှိသော၊ အဝိစာရော-ဝိစာရလည်း မရှိသော၊ သမာဓိ-လည်း
ကောင်း၊ ဣတိ-သို့၊ တယော-ကုန်သော၊ သမာဓိ-တို့သည်၊ သန္တိ-ကုန်၏၊
တယော-ကုန်သော၊ ဣမေဓမ္မာ-ဤသမာဓိတရားတို့ကို၊ ဘာဝေတဗ္ဗာ-ကုန်၏။

(ဂ) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေယျာ-
ကုန်သနည်း၊ သုခါ-သော၊ ဝေဒနာ-လည်းကောင်း၊ ဒုက္ခာ-သော၊ ဝေဒနာ-
လည်းကောင်း၊ အဒုက္ခမသုခါ-သော၊ ဝေဒနာ-လည်းကောင်း၊ ဣတိ-သို့၊
တိသော-ကုန်သော၊ ဝေဒနာ-တို့သည်၊ သန္တိ-ကုန်၏၊ တယော-ကုန်သော၊
ဣမေ ဓမ္မာ-ဤ ဝေဒနာတရားတို့ကို၊ ပရိညေယျာ-ကုန်၏။

(ဃ) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာ-
တဗ္ဗာ-ကုန်သနည်း၊ ကာမတဏှာ-လည်းကောင်း၊ ဘဝတဏှာ-လည်းကောင်း၊
ဝိဘဝတဏှာ-လည်းကောင်း၊ ဣတိ-သို့၊ တိသော-ကုန်သော၊ တဏှာ-တို့သည်၊
သန္တိ-ကုန်၏၊ တယော-ကုန်သော၊ ဣမေ ဓမ္မာ-ဤ တဏှာတရားတို့ကို၊ ပဟာ-
တဗ္ဗာ-အပ်ကုန်၏။

(င) ကံတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဟာနု-
 ဘာဂိယာ-ကုန်သနည်း၊ လောဘော-သော၊ အကုသလမူလံ-လည်းကောင်း၊
 ဒေါသော-သော၊ အကုသလမူလံ-လည်းကောင်း၊ မောယော-သော၊ အကု-
 သလမူလံ-လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-ကုန်သော၊ အကုသလမူလာနိ-
 တို့သည်၊ သန္တိ-ကုန်၏၊ တယော-ကုန်သော၊ ဣမေ ဓမ္မာ-ဤ အကုသိုလ် မူလ
 တရားတို့သည်၊ ဟာနုဘာဂိယာ-ကုန်၏။

☞ (စ) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝိသေသ-
 ဘာဂိယာ-ကုန်သနည်း၊ အလောဘော-သော၊ ကုသလမူလံ-လည်းကောင်း၊
 အဒေါသော-သော၊ ကုသလမူလံ-လည်းကောင်း၊ အမောယော-သော၊
 ကုသလမူလံ-လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-ကုန်သော၊ ကုသလမူလာနိ-
 တို့သည်၊ သန္တိ-ကုန်၏၊ တယော-ကုန်သော၊ ဣမေ ဓမ္မာ-ဤ ကုသိုလ် မူလ
 တရားတို့သည်၊ ဝိသေသဘာဂိယာ-ကုန်၏။

(ဆ) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဒုပ္ပဋိဝိဇ္ဇာ-
 ကုန်သနည်း၊ ယဒိဒံ=ယံဣဒံနေက္ခမ္ပံ-အကြင် ကာမ၏ထွက်မြောက်ရာဖြစ်သော
 အနာဂါမိမဂ်သည်၊ အတ္ထိ-ရှိ၏၊ တေ-ဤ ကာမ၏ ထွက်မြောက်ရာ ဖြစ်သော
 အနာဂါမိမဂ်သည်၊ ကာမာနံ-ကာမတို့၏၊ ဝါ-ကာမတို့သည်၊ ဝါ-ကာမတို့မှ၊
 နိဿရဏံ-ထွက်မြောက်ရာ ဖြစ်သော တရားပေတည်း၊ ဝါ-ထွက်မြောက်တတ်
 သော တရားပေတည်း၊ ယဒိဒံ=ယံဣဒံ အရူပံ-အကြင် အရူပဗျာန်၊ အရူပဗျာန်
 ကို အခြေပြု၍ရအပ်သော အရဟတ္တမဂ်သည်၊ အတ္ထိ-၏၊ တေ-ဤအရူပဗျာန်
 အရူပဗျာန်ကို အခြေပြု၍ ရအပ်သော အရဟတ္တမဂ်သည်၊ ရူပါနံ-ရုပ်တို့၏၊ ဝါ-
 တို့သည်၊ ဝါ-တို့မှ၊ နိဿရဏံ-ထွက်မြောက်ရာဖြစ်သော တရားပေတည်း၊ ဝါ-
 ထွက်မြောက်တတ်သောတရားပေတည်း၊ ယံကိဉ္စိ-အလုံးစုံသော၊ (ခေါ်ပနသဒ္ဓါ-
 ပဒါလင်္ကာရမ္ပယာ။) ဘူတံ-ထင်ရှားရှိသော၊ သင်္ခတံ-ကံ စိတ် ခုတု အာဟာရ
 တည်းဟူသော အကြောင်းတရား လေးပါးတို့သည် ပေါင်း၍ပြုပြင် စီရင်အပ်
 သော၊ ပဋိစ္စသမုပ္ပန္နံ-အကြောင်းကိုစွဲ၍ဖြစ်သော၊ ဓမ္မဇာတံ-ဇောတုမကတရား
 အပေါင်းသည်၊ အတ္ထိ-၏၊ နိရောဓော-သင်္ခတတရားတို့ကို ချုပ်စေတတ်သော
 အရဟတ္တဖိုလ်သည်၊ တဿဓမ္မဇာတဿ-၏၊ ဝါ-သည်၊ ဝါ-မှ၊ နိဿရဏံ-
 ထွက်မြောက်ရာဖြစ်သော တရားပေတည်း၊ ဝါ-ထွက်မြောက်တတ်သော တရား
 ပေတည်း၊ ဣတိ-သို့၊ တိဿော-ကုန်သော၊ နိဿရဏိယာ-ဆန့်ကျင်ဘက်တရား
 တို့၏ ထွက်မြောက်ရာဖြစ်ကုန်သော၊ ဝါ-ဆန့်ကျင်ဘက်တရားတို့မှထွက်မြောက်
 တတ်ကုန်သော၊ ဓာတုယော-ဓာတ်တို့သည်၊ သန္တိ-ကုန်၏၊ တယော-ကုန်သော၊
 ဣမေဓမ္မာ-ဤ နိဿရဏိယဓာတ်တရားတို့ကို၊ ဒုပ္ပဋိဝိဇ္ဇာ-ကုန်၏။

(၉) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေ-
 တဗ္ဗာ-ကုန်သနည်း၊ အတိတံသေ-အတိတ်အဖို့အစဉ်၊ ဝါ-အတိတ်အဖို့အစဉ်ဖြစ်
 သော ခန္ဓာ၊ အာယတန၊ ဓာတ်၌၊ ပဝတ္တံ-ဖြစ်သော၊ ဉာဏံ-ဉာဏ်လည်းကောင်း၊
 အနာဂတံသေ-အနာဂတ်အဖို့အစဉ်၊ ဝါ-အနာဂတ်အဖို့အစဉ်ဖြစ်သော ခန္ဓာ၊
 အာယတန၊ ဓာတ်၌၊ ပဝတ္တံ-သော၊ ဉာဏံ-လည်းကောင်း၊ ပစ္စုပ္ပန်သေ-ပစ္စုပ္ပန်
 အဖို့အစဉ်၊ ဝါ-ပစ္စုပ္ပန်အဖို့အစဉ်ဖြစ်သော ခန္ဓာ၊ အာယတန၊ ဓာတ်၌၊ ပဝတ္တံ-
 သော၊ ဉာဏံ-လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-ကုန်သော၊ ဉာဏနိ-ဉာဏ်တို့
 သည်၊ သန္တိ-ကုန်၏၊ တယော-ကုန်သော၊ ဣမေဓမ္မာ-ဤ ဉာဏ်တရားတို့ကို၊
 ဥပ္ပာဒေတဗ္ဗာ-ကုန်၏။

(၉) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ အတိညေ-
 ယျာ- ကုန်သနည်း၊ ကာမဓာတု-လည်းကောင်း၊ ရူပဓာတု-လည်းကောင်း၊
 အရူပဓာတု-လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-ကုန်သော၊ ဓာတုယော-တို့
 သည်၊ သန္တိ-ကုန်၏၊ တယော-ကုန်သော၊ ဣမေဓမ္မာ-ဤ ဓာတ်တရားတို့ကို၊
 အတိညေယျာ-ကုန်၏။

(ည) ကတမေ-ကုန်သော၊ တယော-ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာ-
 တဗ္ဗာ-ကုန်သနည်း၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏံ-သော၊ ဝိဇ္ဇာ-လည်းကောင်း၊
 သတ္တဝါနိ-တို့၏၊ စတုပပါတေ-၌၊ ပဝတ္တံ-သော၊ ဉာဏံ-သော၊ ဝိဇ္ဇာ-လည်း
 ကောင်း၊ အာသဝါနိ-တို့၏၊ ခယေ-၌၊ ပဝတ္တံ-သော၊ ဉာဏံ-သော၊ ဝိဇ္ဇာ-
 လည်းကောင်း၊ ဣတိ-သို့၊ တိဏိ-ကုန်သော၊ ဝိဇ္ဇာ-တို့သည်၊ သန္တိ-ကုန်၏၊
 တယော-ကုန်သော၊ ဣမေဓမ္မာ-ဤ ဝိဇ္ဇာတရားတို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်၏။

ဣတိ-ဤသို့၊ တိံသ-သော၊ ဘူတာ-ကုန်သော၊ တစ္ဆာ-ကုန်သော၊ တထာ-
 ကုန်သော၊ အဝိတထာ-ကုန်သော၊ အနညထာ-ကုန်သော၊ ဣမေဓမ္မာ-တို့ကို၊
 သမ္မာ-စွာ၊ တထာဂတေန-သည်၊ အဘိသမ္ဗုဒ္ဓါ-ကုန်ပြီ။

စတ္တာရော ဓမ္မာ

၃၅၄။ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ ကုန်၏၊ စတ္တာ-
 ရော-ကုန်သော၊ ဓမ္မာ-တို့ကို၊ အာဝေတဗ္ဗာ-ကုန်၏။ ပ ။ စတ္တာရော-ကုန်
 သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်၏။

(က) ကတမေ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟု-
 ကာရာ-ကုန်သနည်း၊ ပဋိရူပဒေသဝါသောစ-ဘုရား၊ တရား၊ သံဃာများတို့
 ထင်ရှားထွန်းပေါ်၍ သိရှိလျှင်သောအရပ်၌ နေခြင်းလည်းကောင်း၊ သပ္ပုရိ-

သုပနိဿယောစ-တင်တယ်သောယောကျ်ား ဖြစ်၍ဖြစ်စေသာ ဘုရား၊ ပစ္စေက ဗုဒ္ဓါ သာဝကတို့ကို မှီရခြင်းလည်းကောင်း၊ ဝါ-သူတော်ကောင်း ဖြစ်၍ဖြစ် သော ဘုရား၊ ပစ္စေကဗုဒ္ဓါ သာဝကတို့ကို မှီရခြင်းလည်းကောင်း၊ အတ္တသမ္မာ- ပဏိဓိစ-မိမိကိုယ်၊ မိမိစိတ်ကို ကောင်းစွာထားနိုင်ခြင်း လည်းကောင်း၊ ပုဗ္ဗေ- ရှေးဘဝ၌၊ ကတပုညတာဝ-ပြုအပ်ပြီးသောကောင်းမှုရှိသော ပုဂ္ဂိုလ်၏အဖြစ် လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရိ-ကုန်သော၊ စက္ကာနိ-စက္ကတို့သည်၊ ဝါ- အထပ်ထပ်အဆင့်ဆင့်ဖြစ်တတ်လည်တတ်သော ပြည့်စုံသော အကျိုးတရားတို့ သည်၊ သန္တိ-ကုန်၏၊ စတ္တာရော-ကုန်သော၊ ဣမေဓမ္မာ-ဤ သမ္ပတ္တိတရားတို့ သည်၊ ဗဟုကရော-ကုန်၏။

(ခ) ကတမေ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဘဝဝေ- တဗ္ဗာ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိ သာသနော-၌၊ ဘိက္ခု-သည်၊ အာတာပီ-သည်၊ သမ္ပဇာနော-သည်၊ သတိမာ-သည်၊ ဟုတော-၍၊ လောကေ- ၌၊ အဘိဇ္ဈာဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ ကာယေ-၌၊ ကာယာနုပဿိ-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ အာတာပီ-သည်၊ သမ္ပဇာနော-သည်၊ သတိမာ- သည်၊ ဟုတော-၍၊ လောကေ-၌၊ အဘိဇ္ဈာ ဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ ဝေဒနာသု-တို့၌၊ ဝေဒနာနုပဿိ-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ အာတာပီ- သည်၊ သမ္ပဇာနော-သည်၊ သတိမာ-သည်၊ ဟုတော-၍၊ လောကေ-၌၊ အဘိဇ္ဈာ ဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ စိတ္တေ-၌၊ စိတ္တာနုပဿိ-သည်၊ ဟုတော-၍၊ ဝိဟ- ရတိ-၏၊ အာတာပီ-သည်၊ သမ္ပဇာနော-သည်၊ သတိမာ-သည်၊ ဟုတော-၍၊ အဘိဇ္ဈာဒေါမနဿံ-ကို၊ ဝိနေယျ-၍၊ ဓမ္မေသု-တို့၌၊ ဓမ္မာနုပဿိ-သည်၊ ဟုတော- ၍၊ ဝိဟရတိ-၏၊ ဣတိ-သို့၊ စတ္တာရော-ကုန်သော၊ သတိပဋ္ဌာနာ- တို့သည်၊ သန္တိ-ကုန်၏၊ စတ္တာရော-ကုန်သော၊ ဣမေဓမ္မာ-ဤ သတိပဋ္ဌာန်တရားတို့ကို၊ ဘဝဝေတဗ္ဗာ-ကုန်၏။

(ဂ) ကတမေ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေ- ယျာ-ကုန်သနည်း၊ ကဗဠိကာရော-သော၊ ဩဠာရိကော-ဝါ-သော၊ လူ့ခုခမာဝါ- သော၊ အာဟာရော-လည်းကောင်း၊ ဒုတိယော-သော၊ ဖသော-သော၊ အာဟာရော-လည်းကောင်း၊ တတိယာ-သော၊ မနေဒသဇ္ဇေတနာ-သော၊ အာဟာရော-လည်းကောင်း၊ စတုတ္ထိ-သော၊ ဝိညာဏံ-သော၊ အာဟာရော- လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-ကုန်သော၊ အာဟာရ-တို့သည်၊ သန္တိ- ကုန်၏၊ စတ္တာရော-ကုန်သော၊ ဣမေဓမ္မာ-ဤ အာဟာရတရားတို့ကို၊ ပရိညေ- ယျာ-ကုန်၏။

(ဃ) ကတမေ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ- ကုန်သနည်း၊ ကာမောသော-လည်းကောင်း၊ ဘဝေါသော-လည်းကောင်း၊

ဒိဋ္ဌောသော-လည်းကောင်း၊ အဝိဇ္ဇောသော-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာ-
ရော-ကုန်သော၊ ဩသာ-တို့သည်၊ သန္တိ-ကုန်၏၊ စတ္တာရော-ကုန်သော၊
ဣမေဓမ္မာ-ဤဩသာတရားတို့ကို၊ ပယာတဗ္ဗာ-ကုန်၏။

(င) ကတဓမ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဟာန-
ဘာဂိယာ-ကုန်သနည်း၊ ကာမယောဂေါ-လည်းကောင်း၊ ဘဝယောဂေါ-
လည်းကောင်း၊ ဒိဋ္ဌိယောဂေါ-လည်းကောင်း၊ အဝိဇ္ဇာယောဂေါ-လည်း
ကောင်း၊ ဣတိ-သို့၊ စတ္တာရော-ကုန်သော၊ ယောဂါ-တို့သည်၊ သန္တိ-ကုန်၏၊
စတ္တာရော-ကုန်သော၊ ဣမေဓမ္မာ-ဤယောဂတရားတို့သည်၊ ဟာနဘာဂိယာ-
ကုန်၏။

(စ) ကတဓမ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝိသေသ-
ဘာဂိယာ-ကုန်သနည်း၊ ကာမယောဂဝိသံယောဂေါ-လည်းကောင်း၊ ဘဝ-
ယောဂဝိသံယောဂေါ-လည်းကောင်း၊ ဒိဋ္ဌိယောဂဝိသံယောဂေါ-လည်း
ကောင်း၊ အဝိဇ္ဇာယောဂဝိသံယောဂေါ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-
ကုန်သော၊ ဝိသံယောဂါ-တို့သည်၊ သန္တိ-ကုန်၏၊ စတ္တာရော-ကုန်သော၊ ဣမေ-
ဓမ္မာ-ဤဝိသံယောဂတရားတို့သည်၊ ဝိသေသဘာဂိယာ-ကုန်၏။

(ဆ) ကတဓမ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဒုပ္ပင်္ဂိဇ္ဈာ-
ကုန်သနည်း၊ ဟာနဘာဂိယာ-ဆုတ်ယုတ်ခြင်းအဖို့ရှိသော၊ သမာဓိ-သမာဓိ
လည်းကောင်း၊ ဌိတိဘာဂိယာ-တည်တံ့ခြင်းအဖို့ရှိသော၊ သမာဓိ-သမာဓိ
လည်းကောင်း၊ ဝိသေသဘာဂိယာ-ထူးသောအဖို့ရှိသော၊ သမာဓိ-လည်း
ကောင်း၊ နိဗ္ဗေဒဘာဂိယာ-ရှေးဦးမဖောက်ခွဲအပ်ဖူးသေးသော ဂေဟာခံ၊
ဒေါသခံ၊ မောဟခံတို့ကို ဖောက်ခွဲတတ်သော မဂ်ဉာဏ်အဖို့ရှိသော၊ သမာဓိ-
လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရော-ကုန်သော၊ သမာဓိ-တို့သည်၊ သန္တိ-
ကုန်၏၊ စတ္တာရော-ကုန်သော၊ ဣမေဓမ္မာ-ဤသမာဓိတရားတို့ကို၊ ဒုပ္ပင်္ဂိဇ္ဈာ-
ကုန်၏။

(ဇ) ကတဓမ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေ-
တဗ္ဗာ-ကုန်သနည်း၊ ဓမ္မေ-၌၊ ပဝတ္တံ-သော၊ ဉာဏံ-လည်းကောင်း၊ အနုယေ-
၌၊ ပဝတ္တံ-သော၊ ဉာဏံ-လည်းကောင်း၊ ပရိယေ-၌၊ ပဝတ္တံ-သော၊ ဉာဏံ-
လည်းကောင်း၊ သမ္ပုတိယာ-၌၊ ပဝတ္တံ-သော၊ ဉာဏံ-လည်းကောင်း၊ ဣတိ-သို့၊
စတ္တာရော-ကုန်သော၊ ဉာဏာနိ-တို့သည်၊ သန္တိ-ကုန်၏၊ စတ္တာရော-ကုန်သော၊
ဣမေဓမ္မာ-ဤ ဉာဏ်တရားတို့ကို၊ ဥပ္ပာဒေတဗ္ဗာ-ကုန်၏။

(ဈ) ကတဓမ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့ကို၊ အဘိညေ-
ယျာ-ကုန်သနည်း၊ ဒုက္ခံ-ဒုက္ခဖြစ်သော၊ အရိယသစ္စံ-အရိယသစ္စာလည်းကောင်း၊

ဒုက္ခသမုဒယံ-ဒုက္ခ၏ ကြွင်းသော အကြောင်းနှင့် ပေါင်းဆုံမိသည်ရှိသော် ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သော၊ အရိယသစ္စံ-လည်းကောင်း၊ ဒုက္ခနိရောဓံ-ဒုက္ခ၏ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော၊ အရိယသစ္စံ-လည်းကောင်း၊ ဒုက္ခနိရောဓဂါမိနိပဋ္ဌိပဒါ - ဒုက္ခ၏ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော၊ နိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော အကျင့်ဟုဆိုအပ်သော၊ အရိယသစ္စံ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရီ-ကုန်သော၊ အရိယသစ္စာနိ-တို့သည်၊ သန္တိ-ကုန်၏၊ စတ္တာရော - ကုန်သော၊ ဣမေဓမ္မာ - ဤ အရိယသစ္စာတရားတို့ကို၊ အဘိညေယျာ-ကုန်၏။

(ည) ကတမေ-ကုန်သော၊ စတ္တာရော-ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်သနည်း၊ ထောတာပတ္တိဖလံ-လည်းကောင်း၊ သကဒါဂါမိဖလံ-လည်းကောင်း၊ အနာဂါမိဖလံ-လည်းကောင်း၊ အရဟတ္တဖလံ-လည်းကောင်း၊ ဣတိ-သို့၊ စတ္တာရီ-ကုန်သော၊ သာမညဖလာနိ-တို့သည်၊ သန္တိ-ကုန်၏၊ စတ္တာရော-ကုန်သော၊ ဣမေဓမ္မာ-ဤ သာမညဖလတရားတို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်၏။

☞ ဣတိ-သို့၊ စတ္တာရီသ-လေးဆယ်သော၊ ဘူတာ-ကုန်သော၊ တစ္ဆာ-ကုန်သော၊ တထာ-ကုန်သော၊ အဝိတထာ-ကုန်သော၊ အနညထာ-ကုန်သော၊ ဣမေဓမ္မာ-တို့ကို၊ သမ္မာ-စွာ၊ တထာဝဂတေန-သည်၊ အဘိသမ္ဗုဒ္ဓါ-ကုန်ပြီ။

ပဉ္စ ဓမ္မာ

၃၅၅။ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏ ။ ပ။ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်၏။

(က) ကတမေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်သနည်း၊ အာစုသော-တို့၊ ဣဓဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သဒ္ဓေါ-သည်၊ ဟောတိ-၏၊ တထာဂတဿ-၏၊ ဗောဓိ-ကို၊ သဒ္ဓဟတိ-၏၊ ကိ-သို့၊ သဒ္ဓဟတိ-နည်း၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ အရဟံ-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ သုဂတော-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ လောကဝိဒ္ဓု-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ အနုတ္တရော-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ ပုရိသဒမ္မသာရထိ-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ သတ္တာဒေဝမနုဿာနံ-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-ကြောင့်လည်း၊ ဗုဒ္ဓေါ-၏၊ သောဘဂဝါ-သည်၊ ဣတိပိ-

ကြောင့်လည်း၊ ဘဂဝါ-၏၊ ဣတိ-သို့၊ သဒ္ဓဟတိ-၏၊ သမဝေပါကိနိယာ-
 သော၊ နာတိသိတာယ-သော၊ နာစွာဏာယ-သော၊ မဇ္ဈိမာယ-သော၊ ပဓာနက္ခ-
 မာယ-သော၊ ဂဟဏိယာ- နှင့်၊ သမန္နာဂတော-သည်၊ ဟုတော-၍၊ အပ္ပာဗာ-
 ဓော-သည်လည်းကောင်း၊ အပ္ပာတကော-သည်လည်းကောင်း၊ ဟောတိ-၏၊
 သတ္တရိဝါ- ဌိသော်လည်းကောင်း၊ ဝိညာသု-ကုန်သော၊ သဗြဟ္မစာရိသုဝါ-တို့၌
 သော်လည်းကောင်း၊ ယထာဘူတံ-တို့င်း၊ အတ္တာနံ-ကို၊ အာဝိကတ္တာ- သည်၊
 ဟုတော-၍၊ အသဋ္ဌော-သည်၊ အမာယဒဝိ-သည်၊ ဟောတိ-၏၊ အကုသလာနံ-
 ကုန်သော၊ ဓမ္မာနံ-တို့ကို၊ ပဟာနာယ-ငှာလည်းကောင်း၊ ကုသသနံ- ကုန်
 သော၊ ဓမ္မာနံ-တို့၏၊ ဥပသမ္ပစါယ-ငှာလည်းကောင်း၊ အာဂုဒ္ဓဝိရိယော-သည်၊
 ထာမဝါ-သည်၊ ဒဠပရက္ခမော-သည်၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့
 ကြောင့်၊ အနိက္ခိတ္တခူရော-သည်၊ ဟောတိ-၏၊ ဥဒယတ္ထဂါမိနံ-ယံ-သော၊ အရိယာ
 ယ-သော၊ နိဗ္ဗေဓိကာယ-သော၊ သမ္မာ-စွာ၊ ဒုက္ခက္ခယဂါမိနိယာ-သော၊ ပညာယ-
 နှင့်၊ သမန္နာဂတော-သည်၊ ဟုတော-၍၊ ပညဝါ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊
 ပဉ္စ-ကုန်သော၊ ပဓာနိယဂါနိ-တို့သည်၊ သန္တိ-ကုန်၏၊ ပဉ္စ-ကုန်သော၊ ဣမေ
 ဓမ္မာ-ဤ ပဓာနိယဂါတရားတို့သည်၊ ဗဟူကာရာ-ကုန်၏။

(ခ) ပဉ္စ-ကုန်သော၊ ကာမမေဓမ္မာ-တို့ကို၊ ဘာဝေတဗျာ-ကုန်သနည်း၊
 ပီတိဖရဏတာ-ပီတိကိုဖြန့်တက်သော ရဟန်း၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သော
 ပထမဈာန်၊ ဒုတိယဈာန်၌ရှိသော ပညာ လည်းကောင်း၊ သုခဖရဏတာ-
 သုခကို ဖြန့်တက်သော ရဟန်း၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သော ပထမဈာန်၊
 ဒုတိယဈာန်၊ တတိယဈာန်၌ရှိသော ပညာ လည်းကောင်း၊ စေတောဖရဏတာ-
 ကပ်ပါးသော ပုဂ္ဂိုလ်၏ စိတ်ကို ဖြန့်တက်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ဖြစ်ရာ
 ဖြစ်သော စေတောပရိယ ပညာလည်းကောင်း၊ အာလောကဖရဏတာ-ကသိုဏ်း
 အရောင်အလင်းကို ဖြန့်တက်သော ရဟန်း၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သော ဒိဗ္ဗစက္ခု
 ပညာ လည်းကောင်း၊ ပစ္စဝေက္ခဏာနိမိတ္တံ- သမာဓိ၏ ရူပါရုံကို မြင်ခြင်း၏
 အကြောင်းဖြစ်သော ပစ္စဝေက္ခဏာဉာဏ် လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စဂီကော-
 ငါးပါးဘော အင်္ဂါရှိသော၊ သမ္မာသမာဓိ-သမ္မာသမာဓိသည်၊ အတ္ထိ-၏၊ ပဉ္စ-
 ကုန်သော၊ ဣမေဓမ္မာ-ဤ သမ္မာသမာဓိတရားတို့ကို၊ ဘာဝေတဗျာ- ကုန်၏။

(ဂ) ကာမမေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေယျာ-
 ကုန်သနည်း၊ ရူပပါဒါနက္ခန္ဓော-လည်းကောင်း၊ ဝေဒနပါဒါနက္ခန္ဓော-လည်း
 ကောင်း၊ သညပါဒါနက္ခန္ဓော-လည်းကောင်း၊ သင်္ခါရပါဒါနက္ခန္ဓော-လည်း
 ကောင်း၊ ဝိညာဏပါဒါနက္ခန္ဓော-လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-ကုန်သော၊
 ဥပပါဒါနက္ခန္ဓာ-တို့သည်၊ သန္တိ-ကုန်၏၊ ပဉ္စ-ကုန်သော၊ ဣမေဓမ္မာ-တို့ကို၊
 ပရိညေယျာ-ကုန်၏။

(ဆ) ကတမေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ-
 ကုန်သနည်း၊ ကာမတ္ထန္တနိဝရဏံ-လည်းကောင်း၊ ဗျာပါဒနိဝရဏံ-လည်းကောင်း၊
 ထိနမိဒ္ဓနိဝရဏံ-လည်းကောင်း၊ ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏံ-လည်းကောင်း၊ ဝိစိကိစ္ဆာ-
 နိဝရဏံ-လည်းကောင်း၊ ဣတိ-သံ၊ ပဉ္စ-ကုန်သော၊ နိဝရဏာနိ-တို့သည်၊ သန္တိ-
 ကုန်၏၊ ပဉ္စ-ကုန်သော၊ ဣမေဓမ္မာ-ဤ နိဝရဏာတရားတို့ကို၊ ပဟာတဗ္ဗာ-ကုန်၏။

(င) ကတမေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဟာနဘာဂိယာ-
 ကုန်သနည်း။ အာဝုသော-တို့၊ ဣမ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သတ္တရိ-
 ၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏၊ နာဓိမုစ္စတိ-နိုင် န သမ္ပသိဒ္ဓတိ-နိုင်၊ အာဝုသော-
 တို့၊ ယော သောဘိက္ခု-သည်၊ သတ္တရိ-၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏၊ နာဓိ-
 မုစ္စတိ-နိုင်၊ န သမ္ပသိဒ္ဓတိ-နိုင်၊ တဿဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-
 ဌာလည်းကောင်း၊ အနုယောဂါယ-ဌာလည်းကောင်း၊ သာတစ္စာယ-ဌာ
 လည်းကောင်း၊ ပဓာနာယ-ဌာလည်းကောင်း၊ န နမတိ-မညွတ်တတ်၊ ယဿ-
 ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-ဌာလည်းကောင်း၊ အနုယောဂါယ-
 ဌာလည်းကောင်း၊ သာတစ္စာယ-ဌာလည်းကောင်း၊ ပဓာနာယ-ဌာလည်း
 ကောင်း၊ န နမတိ-မညွတ်တတ်၊ တဿဘိက္ခုနော-၏၊ အယံ-သည်၊ ပဉ္စမော-
 သော၊ စေတောခိလော၊ မည်၏၊ အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊
 ဓမ္မေ-၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏။ ပ။ အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-
 သည်၊ သံသေ-၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏။ ပ။ အာဝုသော-တို့၊ ပုနစပရံ-အံ၊
 ဘိက္ခု-သည်၊ သိက္ခာယ-၌၊ ကင်္ခတိ-၏၊ ဝိစိကိစ္ဆတိ-၏။ ပ။ အာဝုသော တို့၊
 ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ သဗြဟ္မစာရီယု-တို့၌၊ ကုပိတော-သည်၊ အနတ္တမနော-
 သည်၊ အာဟတစိတ္တော-သည်၊ ခိလဇာတော-သည်၊ ဟောတိ-၏၊ အာဝုသော-
 တို့၊ ယော သောဘိက္ခု-သည်၊ သဗြဟ္မစာရီယု-တို့၌၊ ကုပိတော-သည်၊ အနတ္တ-
 မနော-သည်၊ အာဟတစိတ္တော-သည်၊ ခိလဇာတော-သည်၊ ဟောတိ-၏၊ တဿ-
 ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-ဌာလည်းကောင်း၊ အနုယောဂါယ-ဌာ
 လည်းကောင်း၊ သာတစ္စာယ-ဌာလည်းကောင်း၊ ပဓာနာယ-ဌာလည်းကောင်း၊
 န နမတိ-မညွတ်တတ်၊ ယဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အာတပ္ပာယ-ဌာ
 လည်းကောင်း၊ အနုယောဂါယ-ဌာလည်းကောင်း၊ သာတစ္စာယ-ဌာလည်း
 ကောင်း၊ ပဓာနာယ-ဌာလည်းကောင်း၊ န နမတိ-မညွတ်တတ်၊ တဿ ဘိက္ခု
 နော-၏၊ အယံ-သည်၊ ပဉ္စမော-သော၊ စေတောခိလော-မည်၏၊ ဣတိ-သံ၊
 ပဉ္စ-ကုန်သော၊ စေတောခိလာ-တို့သည်၊ သန္တိ-ကုန်၏၊ ပဉ္စ-ကုန်သော၊ ဣမေ
 ဓမ္မာ-ဤ စေတောခိလ တရားတို့သည်၊ ဟာနဘာဂိယာ-ကုန်၏။

(စ) ကတမေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝိသေသဘာဂိ-
 ယာ-ကုန်သနည်း။ သဒ္ဓိန္ဒြိယံ-လည်းကောင်း၊ ဝိရိယိန္ဒြိယံ-လည်းကောင်း။



သတိန္ဒြိယံ-လည်းကောင်း၊ သမာဓိန္ဒြိယံ-လည်းကောင်း၊ ပညိန္ဒြိယံ-လည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-ကုန်သော၊ ဣန္ဒြိယာနိ-တို့သည်၊ သန္တိ-ကုန်၏၊ ပဉ္စ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ ဣန္ဒြေတရားတို့သည်၊ ဝိသေသဘာဝိယာ-ကုန်၏။

(ဆ) ကတမေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဒုပ္ပင်္ဂဝိဇ္ဇာ-ကုန်သနည်း၊ အာရုသော-တို့၊ ဣမ ဣမသ္မိံသာသနေ-၌၊ ကာမေ-တို့ကို၊ မနသိ-၌၊ ကရောတော-သော၊ (တစ်နည်း) မနသိ ကရောတော-သော၊ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ ကာမေသု-တို့၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသိဒတိ-နိုင်၊ န သန္တိဋ္ဌတိ-နိုင်၊ န ဝိမုစ္စတိ-နိုင်၊ နေက္ခမ္မံ-ကို၊ မနသိကရောတော-သော၊ အဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ နေက္ခမ္မေ-၌၊ ပက္ခန္ဓတိ-၏၊ ပသိဒတိ-၏၊ သန္တိဋ္ဌတိ-၏၊ ဝိမုစ္စတိ-၏၊ တဿ ဘိက္ခုနော-၏၊ ဝါ-သည်၊ တံ စိတ္တံ-သည်၊ ဝါ-ကို၊ သုဂတံ-သည်၊ သုဘာဝိတံ-သည်၊ ကာမေဟိ-တို့နှင့်၊ ဝါ-တို့မှ၊ သု-ဝုဋ္ဌိတံ-သည်၊ သုဝိမုတ္တံ-သည်၊ ဝိသံယုတ္တံ-သည်၊ ဟောတိ-၏၊ ကာမပစ္စယာ-ကြောင့်၊ ယေ စ အာသဝါ-တို့သည် လည်းကောင်း၊ ယေ စ ဝိသာတာ-တို့သည် လည်းကောင်း၊ ယေ စ ပရိဋ္ဌာဟာ-တို့သည် လည်းကောင်း၊ ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သောဘိက္ခု-သည်၊ တေဟိ အာသဝ ဝိသာတပရိဋ္ဌာဟေဟိ-တို့မှ၊ မုတ္တော-သည်၊ ဟောတိ-၏၊ သော ဘိက္ခု-သည်၊ တံ ဝေဒနံ-ကို၊ န ဝေဒေတိ-မခံစား၊ ဣဒံ ဈာနံ-ကို၊ ကာမာနံ-တို့၏၊ နိဿရဏံ-ဟူ၍၊ အက္ခာတံ-အပ်၏။ (၁)။

အာရုသော-တို့၊ ပုနစပရံ-အံ၊ ဗျာပါဒံ-ကို၊ မနသိ ကရောတော-သော၊ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ ဗျာပါဒေ-၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသိဒတိ-နိုင်၊ န သန္တိဋ္ဌတိ-နိုင်၊ န ဝိမုစ္စတိ-နိုင်၊ အဗျာပါဒံ-ကို၊ မနသိ ကရောတော-သော၊ အဿဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အဗျာပါဒေ-၌၊ ပက္ခန္ဓတိ-၏၊ ပသိဒတိ-၏၊ သန္တိဋ္ဌတိ-၏၊ ဝိမုစ္စတိ-၏၊ တဿ ဘိက္ခုနော-၏၊ ဝါ-သည်၊ တံ စိတ္တံ-သည်၊ ဝါ-ကို၊ သုဂတံ-သည်၊ သုဘာဝိတံ-သည်၊ ဗျာပါဒေန-နှင့်၊ ဝါ-မှ၊ သုဝုဋ္ဌိတံ-သည်၊ သုဝိမုတ္တံ-သည်၊ ဝိသံယုတ္တံ-သည်၊ ဟောတိ-၏၊ ဗျာပါဒပစ္စယာ-ကြောင့်၊ ယေ စ အာသဝါ-တို့သည် လည်းကောင်း၊ ယေ စ ဝိသာတာ-တို့သည် လည်းကောင်း၊ ယေ စ ပရိဋ္ဌာဟာ-တို့သည် လည်းကောင်း၊ ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သောဘိက္ခု-သည်၊ တေဟိ အာသဝ ဝိသာတပရိဋ္ဌာဟေဟိ-တို့မှ၊ မုတ္တော-သည်၊ ဟောတိ-၏၊ သော ဘိက္ခု-သည်၊ တံ ဝေဒနံ-ကို၊ န ဝေဒေတိ-စား၊ ဣဒံ မေတ္တာဈာနံ-ကို၊ ဗျာပါဒေ-မှ၊ နိဿရဏံ-ဟူ၍၊ အက္ခာတံ-အပ်၏။ (၂)။

အာရုသော-တို့၊ ပုနစပရံ-အံ၊ ဝိဟေသံ-ကို၊ မနသိ ကရောတော-သော၊ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ ဝိဟေသယ-၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသိဒတိ-နိုင်၊ န သန္တိဋ္ဌတိ-နိုင်၊ န ဝိမုစ္စတိ-နိုင်၊ အဝိဟေသံ-ကို၊ မနသိ ကရောတော-သော၊ အဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အဝိဟေသယ-၌၊ ပက္ခန္ဓတိ-၏။



ပသိဒတိ-၏၊ သန္တိဋ္ဌတိ-၏၊ ဝိမုစ္စတိ-၏၊ တဿ ဘိက္ခုနော-၏၊ ဝါ-သည်၊
 တံ စိတ္တံ-သည်၊ ဝါ-ကို၊ သုဂတံ-သည်၊ သုဘာဝိတံ-သည်၊ ဝိဟေသာယ-နှင့်၊
 ဝါ-မှ၊ သုဝုဋ္ဌိတံ-သည်၊ သုဝိမုတ္တံ-သည်၊ ဝိသံယုတ္တံ-သည်၊ ဟောတိ-၏၊
 ဝိဟေသာ ပစ္စယာ-ကြောင့်၊ ယေ စ အာသဝါ-တို့သည် လည်းကောင်း၊ ယေ
 စ ဝိသာတာ-တို့သည် လည်းကောင်း၊ ယေ စ ပရိဋ္ဌာဟာ-တို့သည် လည်း
 ကောင်း၊ ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သော ဘိက္ခု-သည်၊ တေဟိ အာသဝ ဝိသာတ
 ပရိဋ္ဌာဟေဟိ-တို့မှ၊ မုတ္တော-သည်၊ ဟောတိ-၏၊ သော ဘိက္ခု-သည်၊ တံ
 ဝေဒနံ-ကို၊ န ဝေဒေတိ-စား၊ ဣဒံ ကရုဏာဈာနံ-ကို၊ ဝိဟေသာယ-သည်၊
 နိဿရဏံ-ဟူ၍၊ အက္ခာတံ-အပ်၏။ (၃)။

အာဝုသော-တို့၊ ပုန စ ပရိ-အံ၊ ရူပေ-တို့ကို၊ မနသိကရောတော-သော၊
 ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ ရူပေသု-တို့၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသိဒတိ-နိုင်၊
 န သန္တိဋ္ဌတိ-နိုင်၊ န ဝိမုစ္စတိ-နိုင်၊ အရူပံ-ကို၊ မနသိကရောတော-သော၊ အဿ
 ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ အရူပေ-၌၊ ပက္ခန္ဓတိ-၏၊ ပသိဒတိ-၏၊ သန္တိဋ္ဌတိ-
 ၏၊ ဝိမုစ္စတိ-၏၊ တဿ ဘိက္ခုနော-၏၊ ဝါ-သည်၊ တံ စိတ္တံ-သည်၊ ဝါ-ကို၊
 သုဂတံ-သည်၊ သုဘာဝိတံ-သည်၊ ရူပေဟိ-တို့နှင့်၊ ဝါ-တို့မှ၊ သုဝုဋ္ဌိတံ-သည်၊
 သုဝိမုတ္တံ-သည်၊ ဝိသံယုတ္တံ-သည်၊ ဟောတိ-၏၊ ရူပပစ္စယာ-ကြောင့်၊ ယေ စ
 အာသဝါ-တို့သည် လည်းကောင်း၊ ယေ စ ဝိသာတာ-တို့သည် လည်းကောင်း၊
 ယေ စ ပရိဋ္ဌာဟာ-တို့သည် လည်းကောင်း၊ ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သောဘိက္ခု-သည်၊
 တေဟိ အာသဝ ဝိသာတ ပရိဋ္ဌာဟေဟိ-တို့မှ၊ မုတ္တော-သည်၊ ဟောတိ-၏၊
 သော ဘိက္ခု-သည်၊ တံ ဝေဒနံ-ကို၊ န ဝေဒေတိ-စား၊ ဣဒံ အရူပဈာနံ-ကို၊
 ရူပါနံ-တို့၏၊ နိဿရဏံ-ဟူ၍၊ အက္ခာတံ-အပ်၏။ (၄)။

အာဝုသော-တို့၊ ပုန စ ပရိ-အံ၊ သက္ကာယံ-ကို၊ မနသိကရောတော-သော၊
 ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ သက္ကာယေ-၌၊ န ပက္ခန္ဓတိ-ဝင်၊ န ပသိဒတိ-နိုင်၊
 န သန္တိဋ္ဌတိ-နိုင်၊ န ဝိမုစ္စတိ-နိုင်၊ သက္ကာယနိရောဓံ-ကို၊ မနသိ ကရောတော-
 သော၊ အဿ ဘိက္ခုနော-၏၊ စိတ္တံ-သည်၊ သက္ကာယနိရောဓေ-၌၊ ပက္ခန္ဓတိ-၏၊
 ပသိဒတိ-၏၊ သန္တိဋ္ဌတိ-၏၊ ဝိမုစ္စတိ-၏၊ တဿ ဘိက္ခုနော-၏၊ ဝါ-သည်၊
 တံ စိတ္တံ-သည်၊ ဝါ-ကို၊ သုဂတံ-သည်၊ သုဘာဝိတံ-သည်၊ သက္ကာယေန-နှင့်၊
 ဝါ-မှ၊ သုဝုဋ္ဌိတံ-သည်၊ သုဝိမုတ္တံ-သည်၊ ဝိသံယုတ္တံ-သည်၊ ဟောတိ-၏၊
 သက္ကာယပစ္စယာ-ကြောင့်၊ ယေ စ အာသဝါ-တို့သည် လည်းကောင်း၊ ယေ စ
 ဝိသာတာ-တို့သည် လည်းကောင်း၊ ယေ စ ပရိဋ္ဌာဟာ-တို့သည် လည်းကောင်း၊
 ဥပ္ပဇ္ဇန္တိ-ကုန်၏၊ သော ဘိက္ခု-သည်၊ တေဟိ အာသဝ ဝိသာတ ပရိဋ္ဌာဟေဟိ-
 တို့မှ၊ မုတ္တော-သည်၊ ဟောတိ-၏၊ သော ဘိက္ခု-သည်၊ တံ ဝေဒနံ-ကို၊ န
 ဝေဒေတိ-စား၊ ဣဒံ အရူပတ္ထံ ပလ သမာပတ္တံ စိတ္တံ-ကို၊ သက္ကာယဿ-၏၊

နိဿရဏ-ဟူ၍၊ အက္ခာတံ-အပ်၏၊ ဣတိ-သို့၊ ပဉ္စ-ကုန်သော၊ နိဿရဏိယာ
ကုန်သော၊ ဓာတုယော-တို့သည်၊ သန္တိ-ကုန်၏၊ ပဉ္စ-ကုန်သော၊ ဣမေ ဓမ္မာ-
ဤနိဿရဏိယ ဓာတ်တရားတို့ကို၊ ဒုပ္ပဋိဝိဇ္ဇာ-ကုန်၏၊ (၅)။

(၆) ပဉ္စ-ကုန်သော၊ ကတမေဓမ္မာ-တို့ကို၊ ဥပ္ပာဒေ သမ္မာ-ကုန်သနည်း၊ အယံ-
သမာဓိ-ဤ အရဟတ္တဖိုလ်သမာဓိသည်၊ ပစ္စုပ္ပန္နသုခေါစေတ-ပစ္စုပ္ပန်လောက၌
ချမ်းသာစည် လည်းကောင်း၊ အာယတိ-နောင်အခါ၌၊ သုခဝိပါကောဇ-
ချမ်းသာသောအကျိုးရှိသည်လည်းကောင်း၊ ဟောတိ-၏၊ ကိ-သို့၊ ပစ္စတ္တညေဝ-
အသီးအခြား မိမိသန္တာန်၌သာလျှင်၊ ဉာဏံ-သိတတ်သောဉာဏ်သည်၊ ဥပ္ပဇ္ဇတိ-
၏၊ အယံသမာဓိ-သည်၊ အရိယော-ကိလေသာမြူမှူး ညစ်အကြေးမှ ကင်းဝေး
စင်ကြယ်ခဲ့၏၊ နိရုဓိသော-ကာမာမိသ, ဝဇ္ဇာမိသ, လောကုမိသ မရှိခဲ့၊ ဣတိ-သို့၊
ပစ္စတ္တညေဝ-၌သာလျှင်၊ ဉာဏံ-သည်၊ ဥပ္ပဇ္ဇတိ-၏၊ အယံသမာဓိ-ကို၊ အကာ-
ပုရိသသေဝိတော-မယုတ်ညံ့သော ယောကျ်ားတို့သည် မှီဝဲအပ်၏၊ ဝါ-မြတ်
သောဘုရား၊ ပစ္စေကဗုဒ္ဓါ, သာဝက ဟူသော ယောကျ်ားတို့သည် မှီဝဲအပ်၏၊
ဣတိ-သို့၊ ပစ္စတ္တညေဝ-၌သာလျှင်၊ ဉာဏံ-သည်၊ ဥပ္ပဇ္ဇတိ-၏၊ အယံသမာဓိ-
သည်၊ သန္တော-ငြိမ်းအေးခဲ့၏၊ ဝါ-ကိလေသာ တည်းဟူသော အပူတေးတို့မှ
ငြိမ်းအေးခဲ့၏၊ ဝါ-ငြိမ်းအေးပြီးသော ကိလေသာအပူတေး ရှိခဲ့၏၊ ပဏီတော-
မြတ်ခဲ့၏၊ ပဋိပ္ပသာဒ္ဓလဒ္ဓေါ-ကိလေသာတို့၏ ငြိမ်းအေးခြင်းကြောင့် ရအပ်၏၊
ဝါ-ကိလေသာတို့၏ ငြိမ်းအေးသည်၏အဖြစ်ကို ရတတ်၏၊ ဧကောဒိတာဝါဓိ-
ဂတော-မြတ်သည်ဖြစ်၍ဖြစ်သော စိတ်၏ဖြစ်ကြောင်းဖြစ်ရာ ဖြစ်သောသမာဓိ
ဖြင့် ရအပ်၏၊ ဝါ-အဖော်မပါသည်ဖြစ်၍ ဖြစ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ
ဖြစ်သောသမာဓိဖြင့်ရအပ်၏၊ ဝါ-မြတ်သည်ဖြစ်၍ဖြစ်သောစိတ်၏ ဖြစ်ကြောင်း
ဖြစ်ရာဖြစ်သော သမာဓိကို ရတတ်၏၊ ဝါ-အဖော်မပါသည်ဖြစ်၍ ဖြစ်သော
စိတ်၏ဖြစ်ကြောင်းဖြစ်ရာဖြစ်သော သမာဓိကို ရတတ်၏။ * နသသင်္ခါရနိဂ္ဂယ

* ဖွတ်ချက်။ ။ နသသင်္ခါရနိဂ္ဂယ ဝါရိဝါဝဇ္ဇောတိ ပစ္စတ္တညေဝ ဉာဏံ ဥပ္ပဇ္ဇတိ-ဟူသော
ပါဠိအရာ၌- နသင်္ခါရ နိဂ္ဂယ ဝါဒိတာ ဟောတီတိ ပစ္စတ္တညေဝ ဉာဏံ
ဥပ္ပဇ္ဇတိ-ဟူ၍လည်းကောင်း၊ နသသင်္ခါရ နိဂ္ဂယ ဝါရိတာဂတောတိ ပစ္စတ္တညေဝ ဉာဏံ
ဥပ္ပဇ္ဇတိ-ဟူ၍လည်းကောင်း၊ နသသင်္ခါရ နိဂ္ဂယ ဝါရိဝါဝဇ္ဇောတိ ပစ္စတ္တညေဝ ဉာဏံ
ဥပ္ပဇ္ဇတိ-ဟူ၍ လည်းကောင်း ပါဠိသုံးထွေ ရှိကြ၏။ ထိုတွင် နေရင်းမှ နိဿယ၌-
နသင်္ခါရနိဂ္ဂယဝါဒိတာ ဟောတီတိ ပစ္စတ္တညေဝ ဉာဏံ ဥပ္ပဇ္ဇတိ-ဟူသောပါဠိကိုယူ၍
သင်္ခါရနိဂ္ဂယ-ထိုက်တန်ခြင်းနှင့်တကွ ပင်ပန်းသောစိတ်ရှိသည်ဖြစ်၍၊ ဝါဒိတာ-ကိလေ
သာတို့ကိုမြင်သည်၊ နဟောတိ-မဖြစ်၊ ဣတိ-သို့၊ ပစ္စတ္တညေဝ-၌သာလျှင်၊ ဉာဏံ-သည်၊
ဥပ္ပဇ္ဇတိ-၏-ဟု ယောဇနာ၏ အလွန်မကောင်း။ နသသင်္ခါရနိဂ္ဂယဝါရိတာဂတောတိ
ပစ္စတ္တညေဝ ဉာဏံ ဥပ္ပဇ္ဇတိ-ဟူသောပါဠိကား ဉာဏဝိဘင်းပါဠိတော်၊ ၎င်းအဋ္ဌကထာ
တို့နှင့်ညီ၏။ နသသင်္ခါရနိဂ္ဂယ ဝါရိဝါဝဇ္ဇော-ဟူသောပါဠိကား အချို့သော ဤ
ဒသတ္ထရသုတ်ပါဠိတော်၊ ၎င်းအဋ္ဌကထာ၊ ၎င်းဋီကာ၊ ပဉ္စကနိပါတ်၊ ပဉ္စဂီကဝဂ်
အင်္ဂုတ္တိရပါဠိတော်၊ ၎င်းအဋ္ဌကထာ ၎င်းဋီကာတို့နှင့်ညီ၏။ ဉာဏဝိဘင်း သမ္မောဟ

ဝါရိတဂတော-တွန့်တို့ ဆုတ်နှစ်တတ်သော စိတ်ကို ထက်သန်အောင် ပြုစီရင်
 တတ်သော လုံ့လပယောဂနှင့် တကွဖြစ်သောစိတ်ဖြင့် ဆန့်ကျင်ဘက်တရားတို့
 ကို နှိပ်စက်၍ ကိလေသာတို့ကိုတားမြစ်၍ အားထုတ်အပ်သည်မဟုတ်၊ ဣတိ-သို့၊
 ပစ္စတ္တညေဝ-၌သာလျှင်၊ ဉာဏံ-သည်၊ ဥပ္ပဇ္ဇတိ-၏၊ သောအဟံ-ထိုင်သည်၊
 ဣမံသမာဓိ-သို့၊ ဝါ-ကို၊ သတောဝ-အောက်မှေတတ်သော သတိရှိသည်သာ
 လျှင်၊ ဟုတော-၍၊ သမာပဇ္ဇာမိ-ကောင်းစွာရောက်၏၊ ဝါ-ဝင်စား၏၊ သတောဝ-
 သည်သာလျှင်၊ ဟုတော-၍၊ ဝုဋ္ဌဟာမိ-ထ၏၊ ဣတိ-သို့၊ ပစ္စတ္တညေဝ-၌သာလျှင်၊
 ဉာဏံ-သည်၊ ဥပ္ပဇ္ဇတိ-၏၊ ဣတိ-သို့၊ ပဉ္စဉာဏိကော-ငါးပါးသောဉာဏ်ရှိသော၊
 သမ္မာသမာဓိ-သမ္မာသမာဓိသည်၊ အတ္ထိ-၏၊ ပဉ္စ-ကုန်သော၊ ဣမေဓမ္မာ-ဤ
 ပဉ္စဉာဏိက သမ္မာသမာဓိတရားတို့ကို၊ ဥပ္ပာဒေအပ္ပာ-ကုန်၏။

(၈၅) ကတမေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့ကို၊ အဘိညေယျာ-
 ကုန်သနည်း၊ အာဝုသော-တို့၊ ဣမဣမသ္မိံသာသနေ-၌၊ ဘိက္ခုနော-အား၊
 သတ္တာဝါ-သည်သော်လည်းကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-သော၊
 သဗြဟ္မစာရီဝါ-သည်သော်လည်းကောင်း၊ ဓမ္မံ-ကို၊ ဒေသတိ-၏၊ အာဝုသော-
 တို့၊ ယထာယထာ-အားဖြင့်၊ ဘိက္ခုနော-အား၊ သတ္တာဝါ-သည်သော်လည်း
 ကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မစာရီဝါ-သည်

ဝိနောဒနီ-ယောဇနာ၌ကား- နသသင်္ခါရ နိဂ္ဂယဝါရိတဂတောတိ ပစ္စတ္တညေဝ ဉာဏံ
 ဥပ္ပဇ္ဇတိ-ဟူသောပါဠိကိုယူ၍-သသင်္ခါရနိဂ္ဂယ ဝါရိတဂတော ပုဂ္ဂံလသ အယံသမာဓိ
 နစဟောတိတိ ယောဇနာ။ သသင်္ခါရေန ပစ္စနိကဓမ္မနိဂ္ဂယ ကိလေသာနံ ဝါရိတံ
 သသင်္ခါရနိဂ္ဂယဝါရိတံ၊ သသင်္ခါရနိဂ္ဂယဝါရိတံ ဧတဿအတ္ထိတိ သသင်္ခါရနိဂ္ဂယဝါရိတ
 ဝါ။ တဿ သသင်္ခါရနိဂ္ဂယဝါရိတဂတော-ဟုဆို၏။ ၎င်းယောဇနာအလို-သသင်္ခါရ-
 နိဂ္ဂယဝါရိတဂတော-တွန့်တို့ဆုတ်နှစ်တတ်သော စိတ်ကို ထက်သန်အောင် ပြုစီရင်တတ်
 သော လုံ့လပယောဂနှင့်တကွဖြစ်သောစိတ်ဖြင့် ဆန့်ကျင်ဘက်တရားတို့ကိုနှိပ်၍ ကိလေ
 သာတို့ကို တားမြစ်ခြင်းရှိသောပုဂ္ဂိုလ်အား၊ နဟောတိ-မဖြစ်၊ဣတိ-သို့၊ ပစ္စတ္တညေဝ-၌
 သာလျှင်၊ ဉာဏံ-သည်၊ ဥပ္ပဇ္ဇတိ-၏-ဟု ယောဇနာရာ၏။ ဉာဏဝိဘင်း မူလဒီကာ၌
 ကား ယခုရှိသော “နသသင်္ခါရနိဂ္ဂယဝါရိတဂတော”ဟူသောပါဠိ၊ အဋ္ဌကထာအတိုင်း
 မရှိဘဲ နသသင်္ခါရနိဂ္ဂယ ဝါရိဝါဝဠော-ဟူ၍ အခြားသော အဋ္ဌကထာ ဒီကာများနှင့်
 အညီရှိ၏။ အပ္ပဂုဏသာသဝသမာဓိဝိယ သသင်္ခါရေန သာယောဂေန စိတ္တေန ပစ္စနိက
 ဓမ္မ နိဂ္ဂယ ကိလေသေ ဝါရေတွာ အနိဂတတ္တာ၊ န သသင်္ခါရ နိဂ္ဂယ ဝါရိဝါဝဠော
 (န သသင်္ခါရနိဂ္ဂယဝါရိတဂတော-ဟူသော ဤဒသုတ္တရသုတ်၊ ပဉ္စကနိပါတ်၊ ပဉ္စဂီကဝဂ်
 သတ္တမသုတ် အင်္ဂုတ္တိ၊ ရှဉ္စဉာဏဝိဘင်း ပဉ္စက၊ အဋ္ဌကထာပါဠိဝယ်- ကိလေသေ ဝါ-
 ရေတွာ အနိဂတတ္တာ- ဟူသောပါဠိကို ထောက်သော်- နသသင်္ခါရနိဂ္ဂယ ဝါရိတ
 ဂတော- ဟူသော ပါဠိသာ သင့်မြတ်၏ဟုထင်မိပေ၏။ ထိုပါဠိဝယ် “ဂတော”ဟူ
 သောပုဒ်၌ အဓိ- ဟူသော ဥပသဂ္ဂပုဒ် မရှိဘဲလျက် ရှိသကဲ့သို့ ယူရမည်။ သသင်္ခါရ
 နိဂ္ဂယ ဝါရိတဂတော-တွန့်တို့ဆုတ်နှစ်တတ်သော စိတ်ကို ထက်သန်အောင် ပြုစီရင်
 တတ်သောလုံ့လပယောဂနှင့်တကွဖြစ်သော စိတ်ဖြင့် ဆန့်ကျင်ဘက်တရားတို့ကိုနှိပ်စက်၍
 ကိလေသာတို့ကို တားမြစ်၍ ရအပ်သည်မဟုတ်-ဟူ ယောဇနာရမည်။

သော်လည်းကောင်း၊ ဓမ္မ-ကို၊ ဒေသေတိ-၏၊ တထာတထာ-အားဖြင့်၊ သော-
 ဘိက္ခု-သည်၊ တသ္မိံ ဓမ္မေ-၌၊ အတ္ထပ္ပဋိသံဝေဒိစ-သည်လည်းကောင်း၊ ဓမ္မပ္ပဋိ-
 သံဝေဒိစ- သည်လည်းကောင်း၊ ဟောတိ- ၏၊ အတ္ထပ္ပဋိသံဝေဒိနော- သော၊
 ဓမ္မပ္ပဋိသံဝေဒိနော-သော၊ တဿဘိက္ခုနော-အား၊ ပါမောဇ္ဇံ-သည်၊ ဇာယတိ-
 ၏၊ ပမုဒိတဿ-သော၊ တဿဘိက္ခုနော-အား၊ ပီတိ-သည်၊ ဇာယတိ-၏၊ ပီတိ-
 နနဿ-သော၊ တဿဘိက္ခုနော-၏၊ ကာယော-သည်၊ ပဿမ္ဘတိ-၏၊ ပဿဒ္ဓ
 ကာယော-သော၊ သောဘိက္ခု-သည်၊ သုခံ-ကို၊ ဝေဒေတိ-ရ၏၊ သုခိနော-သော၊
 တဿဘိက္ခုနော-၏၊ စိတ္တံ-ကို၊ သမာဓိယတိ-အပ်၏၊ ဣဒံ-သည်၊ မဋ္ဌမံ-သော၊
 ဝိမုတ္တာယတနံ-မည်၏။ (၁)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အား၊ သတ္တာဝါ-သည်သော်
 လည်းကောင်း၊ အညတဇော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မစာရီဝါ-
 သည်သော်လည်းကောင်း၊ ဓမ္မ-ကို၊ နဟေဝခေါဒေသေတိ-မဟုတ်၊ အပိစခေါ-
 ကား၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မ-ကို၊ ဝိတ္တာရေန-အားဖြင့်၊
 ပရေသံ-တို့အား၊ ဒေသေတိ-၏၊ အာဝုသော-တို့၊ ယထာယထာ-အားဖြင့်၊
 ဘိက္ခု-သည်၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မ-ကို၊ ဝိတ္တာရေန-
 အားဖြင့်၊ ပရေသံ-တို့အား၊ ဒေသေတိ-၏၊ တထာတထာ-အားဖြင့်၊ သော၊
 ဘိက္ခု-သည်၊ တသ္မိံ ဓမ္မေ-၌၊ အတ္ထပ္ပဋိသံဝေဒိစ-သည်လည်းကောင်း၊ ဓမ္မပ္ပဋိ
 သံဝေဒိစ-သည် လည်း ကောင်း၊ ဟောတိ- ၏၊ အတ္ထပ္ပဋိသံဝေဒိနော-သော၊
 ဓမ္မပ္ပဋိသံဝေဒိနော-သော၊ တဿဘိက္ခုနော-အား၊ ပါမောဇ္ဇံ-သည်၊ ဇာယတိ-
 ၏၊ ပမုဒိတဿ-သော၊ တဿဘိက္ခုနော- အား၊ ပီတိ-သည်၊ ဇာယတိ-၏၊
 ပီတိမနဿ-သော၊ တဿဘိက္ခုနော-၏၊ ကာယော-သည်၊ ပဿမ္ဘတိ-၏၊
 ပဿဒ္ဓကာယော-သော၊ သောဘိက္ခု-သည်၊ သုခံ-ကို၊ ဝေဒေတိ-၏၊ သုခိနော-
 သော၊ တဿဘိက္ခုနော-၏၊ စိတ္တံ- ကို၊ သမာဓိယတိ-အပ်၏၊ ဣဒံ- သည်၊
 ဗုဒ္ဓိယံ-သော၊ ဝိမုတ္တာယတနံ-မည်၏။ (၂)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အား၊ သတ္တာဝါ-သည်သော်
 လည်းကောင်း၊ အညတဇော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မစာရီဝါ-
 သည်သော်လည်းကောင်း၊ ဓမ္မ-ကို၊ နဟေဝခေါဒေသေတိ-မဟုတ်၊ ယထာသုတံ-
 သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မ-ကို၊ ဝိတ္တာရေန-အားဖြင့်၊ ပရေသံ-တို့
 အား၊ နာပိဒေသေတိ-မဟုတ်၊ အပိစခေါ-ကား၊ ယထာသုတံ-သော၊ ယထာ-
 ပရိယတ္တံ-သော၊ ဓမ္မ-ကို၊ ဝိတ္တာရေန-အားဖြင့်၊ သဗျာယံ-ကို၊ ကရေတိ-၏၊
 အာဝုသော-တို့၊ ယထာယထာ-အားဖြင့်၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-
 သော၊ ဓမ္မ-ကို၊ ဝိတ္တာရေန- အားဖြင့်၊ သဗျာယံ-ကို၊ ကရေတိ-၏၊ တထာ
 တထာ-အားဖြင့်၊ သောဘိက္ခု-သည်၊ တသ္မိံ ဓမ္မေ-၌၊ အတ္ထပ္ပဋိသံဝေဒိစ-သည်

လည်းကောင်း၊ ဓမ္မပ္ပဋိသံဝေဒိစ-သည်လည်းကောင်း၊ ဟောတိ-၏၊ အတ္ထပ္ပဋိ-
 သံဝေဒိနော-သော၊ ဓမ္မပ္ပဋိသံဝေဒိနော-သော၊ တဿဘိက္ခုနော-အား၊
 ပါမောဇ္ဇံ-သည်၊ ဇာယတိ-၏၊ ပမုဒိတဿ-သော၊ တဿဘိက္ခုနော-အား၊
 ပီတိ-သည်၊ ဇာယတိ-၏၊ ပီတိမနဿ-သော၊ တဿဘိက္ခုနော-၏၊ ကာယော-
 သည်၊ ပဿမ္ဘတိ-၏၊ ပဿဒ္ဓကာယော-သော၊ သောဘိက္ခု-သည်၊ သုခံ-ကို၊
 ဝေဒေတိ-၏၊ သုခိနော-သော၊ တဿဘိက္ခုနော-၏၊ စိတ္တံ-ကို၊ သမာဓိယတိ-
 ၏၊ ဣဒံ-သည်၊ တတိယံ-သော၊ ဝိမုတ္တာယတနံ-မည်၏။ (၃)။

အာရုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အား၊ သတ္တဝါ-သည်သော်
 လည်းကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မစာရီဝါ-
 သည်သော်လည်းကောင်း၊ ဓမ္မံ-ကို၊ န ဟေဝ ခေါဒေသေတိ-မဟုတ်၊ ယထာသုတံ-
 သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မံ-ကို၊ ဝိတ္ထာရေန-အားဖြင့်၊ ပရေသံ-တို့အား၊
 နာပိဒေသေတိ-မဟုတ်၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မံ-ကို၊
 ဝိတ္ထာရေန-အားဖြင့်၊ သဇ္ဈာယံ-ကို၊ နာပိကရောတိ-မဟုတ်၊ အပိစခေါ-ကာ၊
 ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မံ-ကို၊ စေတသာ-ဖြင့်၊ အနုဝိ-
 တက္ကေတိ-၏၊ အနုဝိစာရေတိ-၏၊ မနသာ-ဖြင့်၊ အနုပေက္ခတိ-၏၊ အာရုသော-
 တို့၊ ယထာယထာ-အားဖြင့်၊ ဘိက္ခု-သည်၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-
 သော၊ ဓမ္မံ-ကို၊ စေတသာ-ဖြင့်၊ အနုဝိတက္ကေတိ-၏၊ အနုဝိစာရေတိ-၏၊
 မနသာ-ဖြင့်၊ အနုပေက္ခတိ-၏၊ တထာတထာ-အားဖြင့်၊ သောဘိက္ခု-သည်၊
 တသ္မိံ ဓမ္မေ-၌၊ အတ္ထပ္ပဋိသံဝေဒိစ-သည်လည်းကောင်း၊ ဓမ္မပ္ပဋိသံဝေဒိစ-
 သည်လည်းကောင်း၊ ဟောတိ-၏၊ အတ္ထပ္ပဋိသံဝေဒိနော-သော၊ ဓမ္မပ္ပဋိသံဝေ
 ဒိနော-သော၊ တဿဘိက္ခုနော-အား၊ ပါမောဇ္ဇံ-သည်၊ ဇာယတိ-၏၊ ပမုဒိ-
 တဿ-သော၊ တဿဘိက္ခုနော-အား၊ ပီတိ-သည်၊ ဇာယတိ-၏၊ ပီတိမနဿ-
 သော၊ တဿဘိက္ခုနော-၏၊ ကာယော-သည်၊ ပဿမ္ဘတိ-၏၊ ပဿဒ္ဓကာယော-
 သော၊ သောဘိက္ခု-သည်၊ သုခံ-ကို၊ ဝေဒေတိ-၏၊ သုခိနော-သော၊ တဿ
 ဘိက္ခုနော-၏၊ စိတ္တံ-ကို၊ သမာဓိယတိ-၏၊ ဣဒံ-သည်၊ စတုတ္ထံ-သော၊
 ဝိမုတ္တာယတနံ-မည်၏။ (၄)။

အာရုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အား၊ သတ္တဝါ-သည်သော်
 လည်းကောင်း၊ အညတရော-သော၊ ဂရုဋ္ဌာနိယော-သော၊ သဗြဟ္မစာရီဝါ-
 သည်သော်လည်းကောင်း၊ ဓမ္မံ-ကို၊ န ဟေဝ ခေါဒေသေတိ-မဟုတ်၊ ယထာ-
 သုတံ-သော၊ ယထာပရိယတ္တံ-သော၊ ဓမ္မံ-ကို၊ ဝိတ္ထာရေန-အားဖြင့်၊ ပရေသံ-
 တို့အား၊ နာပိဒေသေတိ-မဟုတ်၊ ယထာသုတံ-သော၊ ယထာပရိယတ္တံ-သော၊
 ဓမ္မံ-ကို၊ ဝိတ္ထာရေန-အားဖြင့်၊ သဇ္ဈာယံ-ကို၊ နာပိကရောတိ-မဟုတ်၊ ယထာ-

သုတ်-သော၊ ယထာ ပရိယတ္တိ-သော၊ ဓမ္မ-ကို၊ စေတသာ-ဖြင့်၊ နာပိအနုဝိ-
 တက္ကေတိ-မဟုတ်၊ နာပိအနုဝိစာရေတိ-မဟုတ်၊ မနုသာ-ဖြင့်၊ နာပိအနုပေက္ခတိ-
 မဟုတ်၊ အပိစခေါ-ကား၊ အဿဘိက္ခုနော-သည်၊ အညတရံ-သော၊ သမာဓိ-
 နိမိတ္တိ-သည်၊ ဝါ-ကို၊ သုဂ္ဂဟိတံ-သည်၊ သုမနသိကတံ-သည်၊ သူပဓာရိတံ-
 သည်၊ ပညာယ-ဖြင့်၊ သုပ္ပုဋ္ဌိဝိဒ္ဓိ-သည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ယထာ-
 ဟထာ-အားဖြင့်၊ သိက္ခုနော-သည်၊ အညတရံ-သော၊ သမာဓိနိမိတ္တိ-သည်၊
 ဝါ-ကို၊ သုဂ္ဂဟိတံ-သည်၊ သုမနသိကတံ-သည်၊ သူပဓာရိတံ-သည်၊ ပညာယ-
 ဖြင့်၊ သုပ္ပုဋ္ဌိဝိဒ္ဓိ-သည်၊ ဟောတိ-၏၊ တထာ တထာ-အားဖြင့်၊ သောဘိက္ခု-
 သည်၊ တသ္မိ ဓမ္မေ-၌၊ အတ္ထပ္ပုဋ္ဌိသံဝေဒိစ-သည်လည်းကောင်း၊ ဓမ္မပ္ပုဋ္ဌိသံဝေဒိစ-
 သည်လည်းကောင်း၊ ဟောတိ-၏၊ အတ္ထပ္ပုဋ္ဌိသံဝေဒိနော-သော၊ ဓမ္မပ္ပုဋ္ဌိ-
 သံဝေဒိနော-သော၊ တဿဘိက္ခုနော-အား၊ ပါမောဇ္ဇံ-သည်၊ ဇာယတိ-၏၊
 ပမုဒိတဿ-သော၊ တဿဘိက္ခုနော-အား၊ ပီတိ-သည်၊ ဇာယတိ-၏၊ ပီတိ-
 ဖနဿ-သော၊ တဿဘိက္ခုနော-၏၊ ကာယော-သည်၊ ပဿမ္ဘတိ-၏၊ ပဿဒ္ဓ-
 ကာယော-သော၊ သောဘိက္ခု-သည်၊ သုခံ-ကို၊ ဝေဒေတိ-၏၊ သုခိနော-သော၊
 တဿဘိက္ခုနော-၏၊ စိတ္တံ-ကို၊ သမာဓိယတိ-အပ်၏၊ ဣဒံ-သည်၊ ပဉ္စမံ-သော၊
 ဝိမုတ္တာယတနံ-မည်၏၊ ဣတိ-သို့၊ ပဉ္စ-ကုန်သော၊ ဝိမုတ္တာယတနာနိ-တို့သည်၊
 သန္တိ-ကုန်၏၊ ပဉ္စ-ကုန်သော၊ ဣမေဓမ္မာ-ဤ ဝိမုတ္တာယတနတရားတို့ကို၊ အဘိ-
 ညေယျာ-ကုန်၏။ (၅)။

(ည) ကတမေ-ကုန်သော၊ ပဉ္စ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သန္တိကာတဗ္ဗာ-
 ကုန်သနည်း၊ သီလက္ခန္ဓော-သီလက္ခန္ဓလည်းကောင်း၊ ဝါ-သီလအစုလည်းကောင်း၊
 ဝါ-သီလဂုဏ်ကျေးဇူး လည်းကောင်း၊ သမာဓိက္ခန္ဓော - သမာဓိက္ခန္ဓ လည်း
 ကောင်း၊ ဝါ-သမာဓိအစုလည်းကောင်း၊ ဝါ-သမာဓိဂုဏ်ကျေးဇူး လည်း
 ကောင်း၊ ပညာက္ခန္ဓော-ပညာက္ခန္ဓလည်းကောင်း၊ ဝါ-ပညာအစုလည်းကောင်း၊
 ဝါ-ပညာဂုဏ်ကျေးဇူး လည်းကောင်း၊ ဝိမုတ္တိက္ခန္ဓော-ဝိမုတ္တိက္ခန္ဓလည်းကောင်း၊
 ဝါ-ဝိမုတ္တိအစုလည်းကောင်း၊ ဝါ-ဝိမုတ္တိဂုဏ်ကျေးဇူးလည်းကောင်း၊ ဝိမုတ္တိ-
 ဉာဏဒဿနက္ခန္ဓော - ဝိမုတ္တိဉာဏဒဿနက္ခန္ဓ လည်းကောင်း၊ ဝါ-ဝိမုတ္တိဉာဏ
 ဒဿနအစုလည်းကောင်း၊ ဣတိ-သို့၊ ပဉ္စ-ကုန်သော၊ ဓမ္မက္ခန္ဓာ-ဓမ္မက္ခန္ဓာတို့သည်၊
 ဝါ-တရားအစုတို့သည်၊ ဝါ-တရားဂုဏ်ကျေးဇူးတို့သည်၊ သန္တိ-ကုန်၏၊ ပဉ္စ-
 ကုန်သော၊ ဣမေဓမ္မာ-ဤ ဓမ္မက္ခန္ဓတရားတို့ကို၊ သန္တိကာတဗ္ဗာ-ကုန်၏။

ဣတိ-သို့၊ ပညာသ-သော၊ ဘူတာ-ကုန်သော၊ တဗ္ဗာ-ကုန်သော၊ တထာ-
 ကုန်သော၊ အဝိတထာ-ကုန်သော၊ အနုညဿာ-ကုန်သော၊ ဣမေဓမ္မာ-တို့ကို၊
 သမ္မာ-စွာ၊ တထာဂဝေနေ-သည်၊ အဘိသမ္ဗုဒ္ဓါ-ကုန်ပြီ။

ဆ ဓမ္မာ

၃၅၆။ ဆ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏။ ။ ၀ ။ ဆ-
ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်၏။

(က) ဆ-ကုန်သော၊ ကတမေ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်သနည်း၊
အာဝုသော-တို့၊ ဣမ ဣမသို့ သာသနေ-၌၊ ဘိက္ခုနော-၏၊ မေတ္တိ-သော၊
ကာယကမ္မံ-သည်၊ အာဝိဇေဝ-၌ လည်းကောင်း၊ ရဟော စ-၌ လည်းကောင်း၊
သဗြဟ္မစာရိယု-တို့၌၊ ပစ္စုပဋိတံ-သည်၊ ဟောတိ-၏၊ အယမ္ပိ ဓမ္မော-သည်
လည်း၊ သာရဏီယော-သည်၊ ပိယကရဏော-သည်၊ ဂရုကရဏော-သည်၊
ဟုတော-၍၊ သင်္ဂဟာယ-ငှာ လည်းကောင်း၊ အဝိဝါဒါယ-ငှာ လည်းကောင်း၊
သာမဂ္ဂိယာ-ငှာ လည်းကောင်း၊ ဧကိဘာဝါယ-ငှာ လည်းကောင်း ၊ သံဝတ္တတိ-
၏။ (၁)။

အာဝုသော-တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခုနော-၏၊ မေတ္တိ-သော၊ ဝစီကမ္မံ-
သည်၊ အာဝိ ဇေဝ-၌ လည်းကောင်း၊ ရဟော စ-၌ လည်းကောင်း၊ သဗြဟ္မ-
စာရိယု-တို့၌၊ ပစ္စုပဋိတံ-သည်၊ ဟောတိ-၏၊ အယမ္ပိ ဓမ္မော-သည်လည်း၊
သာရဏီယော-သည်၊ ပိယကရဏော-သည်၊ ဂရုကရဏော-သည်၊ ဟုတော-၍၊
သင်္ဂဟာယ-ငှာ လည်းကောင်း၊ အဝိဝါဒါယ-ငှာ လည်းကောင်း၊ သာမဂ္ဂိယာ-
ငှာ လည်းကောင်း၊ ဧကိဘာဝါယ-ငှာ လည်းကောင်း၊ သံဝတ္တတိ-၏။ (၂)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-၏၊ မေတ္တိ-သော၊ မနောကမ္မံ-
သည်၊ ပေ။ ဧကိဘာဝါယ-ငှာ လည်းကောင်း၊ သံဝတ္တတိ-၏။ (၃)။

အာဝုသော-တို့၊ ပုန စ ပရံ- အံ၊ ဘိက္ခု-သည်၊ ဓမ္မိကာ-ကုန်သော၊ ဓမ္မ-
လဒ္ဓါ-ကုန်သော၊ ယေ တေ လာဘာ-တို့သည်၊ သန္တိ- ကုန်၏၊ အန္တမသော-
အားဖြင့်၊ ပတ္တပရိယာပန္နမတ္တမ္ပိ-သည်လည်း၊ အတ္ထိ- ၏၊ တထာ ရူပေဟိ-ကုန်
သော၊ လာဘေဟိ-တို့ဖြင့်၊ သီလဝန္တေဟိ-ကုန်သော၊ သဗြဟ္မစာရိယံ-တို့နှင့်
တက၊ အပ္ပဋ္ဌိဝိဘတ္တဘောဂီ-သည်၊ သီလဝန္တေဟိ-ကုန်သော၊ သဗြဟ္မစာရိယံ-
တို့နှင့်၊ သာဓာရဏဘောဂီ-သည်၊ ဟောတိ-၏၊ အယမ္ပိ ဓမ္မော-သည်လည်း၊
သာရဏီယော-သည်။ ။ ၀ ။ ဧကိဘာဝါယ-ငှာ လည်းကောင်း၊ သံဝတ္တတိ-၏။
(၄)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုသည်၊ အဇ္ဈာနိ-ကုန်သော၊ အတ္ထိဒ္ဓါ-
နိ-ကုန်သော၊ အသဗလာနိ-ကုန်သော၊ အကမ္မာသာနိ-ကုန်သော၊ ဘုဇိဿာနိ-
ကုန်သော၊ ဝိညုပ္ပသတ္တာနိ-ကုန်သော၊ အဝရာမဋ္ဌာနိ-ကုန်သော၊ သမာဓိ-
သံဝတ္တနိကာနိ-ကုန်သော၊ ယာနိတာနိ သီလာနိ-တို့သည်၊ သန္တိ-ကုန်၏၊ တထာ
ရူပေယု-ကုန်သော၊ သီလေယု-တို့၌၊ အာဝိဇေဝ-၌ လည်းကောင်း၊ ရဟောစ-၌

လည်းကောင်း၊ သဗြဟ္မစာရီဟိ-တို့နှင့်၊ သီလသာမညဂတော- သည်၊ ဟုတော-
၍၊ ဝိဟရတိ-၏၊ အယမိ ဓမ္မော-သည်လည်း၊ သာရဏီယော-သည်၊ ။ ပ ။
ဧကီဘာဝါယ-ဌာ လည်းကောင်း၊ သံဝတ္ထတိ-၏။ (၅)။

အာပူသော-တို့၊ ပုနစပရံ-အံ၊ အရိယာ-သော၊ နိယျာနိကာ-သော၊ ယာ
အယံဒိဋ္ဌိ-သည်၊ တက္ကဋ္ဌာယ-သော၊ ပုဂ္ဂလဿ-အာ၊ သမ္မာ-စွာ၊ ဒုက္ခက္ခယာယ-
ဌာ၊ နိယျာတိ-၏၊ တထာ ရူပါယ-သော၊ ဒိဋ္ဌိယာ-ဖြင့်၊ အာဝိစေဝ-၌ လည်း
ကောင်း၊ ရဟော စ-၌ လည်းကောင်း၊ သဗြဟ္မစာရီဟိ-တို့နှင့်၊ ဒိဋ္ဌိ သာမည-
ဂတော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ အယမိ ဓမ္မော-သည်လည်း၊ သာ-
ရဏီယော-သည်၊ ပိယကရဏော-သည်၊ ဂရုကရဏော- သည်၊ ဟုတော-၍၊
သင်္ဂဟာယ-ဌာ လည်းကောင်း၊ အဝိဝါဒါယ-ဌာ လည်းကောင်း၊ သာမဏိယာ-
ဌာ လည်းကောင်း၊ ဧကီဘာဝါယ-ဌာ လည်းကောင်း၊ သံဝတ္ထတိ-၏၊ ဣတိ-
သို့၊ ဆ-ကုန်သော၊ သာရဏီယာ-ကုန်သော၊ ဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊
ဆ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ သာရဏီယာတရားတို့သည်၊ ဗဟုကရော-ကုန်၏။
(၆)။

(ခ) ကတမေ-ကုန်သော၊ ဆ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဘာဝေတဗ္ဗာ-
ကုန်သနည်း၊ ပုဒ္ဓါနုဿတိ-လည်းကောင်း၊ ဓမ္မာနုဿတိ-လည်းကောင်း၊ သံဃာ
နုဿတိ-လည်းကောင်း၊ သီလာနုဿတိ-လည်းကောင်း၊ စာဂါနုဿတိ-လည်း
ကောင်း၊ ဒေဝတာနုဿတိ-လည်းကောင်း၊ ဣတိ-သို့၊ ဆ-ကုန်သော၊ အနုဿ-
တိဋ္ဌာနာနိ-တို့သည်၊ သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ အနုဿ-
တိဋ္ဌာန တရားတို့ကို၊ ဘာဝေတဗ္ဗာ-ကုန်၏။

(ဂ) ကတမေ-ကုန်သော၊ ဆ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေယျာ-ကုန်
သနည်း၊ စက္ခာယတနံ-လည်းကောင်း၊ သောတာယတနံ-လည်းကောင်း၊ စာ
နာယတနံ-လည်းကောင်း၊ ဇိဝှာယတနံ-လည်းကောင်း၊ ကာယာယတနံ-လည်း
ကောင်း၊ မနာယတနံ-လည်းကောင်း၊ ဣတိ-သို့၊ ဆ-ကုန်သော၊ အဇ္ဈတ္တိကာနိ-
ကုန်သော၊ အာယတနာနိ-တို့သည်၊ သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမေဓမ္မာ-
ဤ အာယတန တရားတို့ကို၊ ပရိညေယျာ-ကုန်၏။

(ဃ) ကတမေ-ကုန်သော၊ ဆ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ-
ကုန်သနည်း၊ ရူပတဏှာ-လည်းကောင်း၊ သဒ္ဓတဏှာ-လည်းကောင်း၊ ဂန္ဓတဏှာ-
လည်းကောင်း၊ ရသတဏှာ- လည်းကောင်း၊ ဖောဋ္ဌဗ္ဗတဏှာ-လည်းကောင်း၊
ဓမ္မတဏှာ-လည်းကောင်း၊ ဣတိ-သို့၊ ဆ-ကုန်သော၊ တဏှာကာယာ-တို့သည်၊
သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမေ ဓမ္မာ - ဤ တဏှာကာယ တရားတို့ကို၊
ပဟာတဗ္ဗာ- ကုန်၏။

၀ (င) ကတမေ-ကုန်သော၊ မွေ-တို့သည်၊ ဟနဘာဂိယာ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣမ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သတ္တရိ-၌၊ အဂါ-ရဝေါ-သည်၊ အပ္ပဋ္ဌိသော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ ဓမ္မေ-၌၊ အဂါ-ရဝေါ-သည်၊ အပ္ပဋ္ဌိသော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ သံသေ-၌၊ ။ပ။ သိက္ခာယ-၌၊ ။ပ။ အပ္ပမာဒေ-၌၊ ။ပ။ ပဋိသန္ဓာဓေ-၌၊ အဂါရဝေါ-သည်၊ အပ္ပဋ္ဌိသော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ ဣတိ- သို့၊ ဆ-ကုန်သော၊ အဂါရဝေါ-တို့သည်၊ သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမ မွေ-ဤအဂါရဝ တရားတို့သည်၊ ဟနဘာဂိယာ-ကုန်၏။

(စ) ကတမေ-ကုန်သော၊ ဆ-ကုန်သော၊ မွေ-တို့သည်၊ ဝိသေသဘာဂိ ယာ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣမ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ သတ္တရိ-၌၊ သဂါရဝေါ-သည်၊ သပ္ပဋ္ဌိသော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ ဓမ္မေ-၌၊ သဂါရဝေါ-သည်၊ သပ္ပဋ္ဌိသော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ သံသေ-၌၊ ။ပ။ သိက္ခာယ-၌၊ ။ပ။ အပ္ပမာဒေ-၌၊ ။ပ။ ပဋိသန္ဓာဓေ-၌၊ သဂါရဝေါ-သည်၊ သပ္ပဋ္ဌိသော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ ဣတိ-သို့၊ ဆ-ကုန်သော၊ ဂါရဝေါ-တို့သည်၊ သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမမွေ- ဤဂါရဝတရားတို့သည်၊ ဝိသေသဘာဂိယာ-ကုန်၏။

(ဆ) ကတမေ-ကုန်သော၊ ဆ-ကုန်သော၊ မွေ-တို့ကို၊ ဒုပ္ပဋ္ဌိဝိဇ္ဈာ-ကုန် သနည်း၊ အာဝုသော-တို့၊ ဣမ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ ဧဝံ-သို့၊ ဝဒေယျ-ဌာအံ၊ ကိံ-သို့၊ ဝံဒေယျ-နည်း၊ အာဝုသော-တို့၊ မေ-သည်၊ မေတ္တာ ဟိ ခေါ-သော၊ စေတောဝိမုတ္တိ- ကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိ- ကတာ-အပ်ပြီ၊ ယာနိကတာ-အပ်ပြီ၊ ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-အပ်ပြီ၊ သုသမာရဒ္ဓါ-အပ်ပြီ၊ အထ စ ပန-လျက်၊ မေ-၏၊ စိတ္တံ-ကို၊ ဗျာပါဒေါ-သည်၊ ပရိယာဒါယ-စေ၍၊ တိဋ္ဌတိ-ခွဲ၏၊ ဣတိ ဧဝံ-သို့၊ ဝဒေယျ- အံ၊ ဆော ဘိက္ခု-သည်၊ ဝါ-ကို၊ တံ-သည်၊ ဧဝံ-သို့၊ မာ အဝစ- ဝင့်၊ ဣတိ- သို့၊ ပဋိဗာဟိတော-၍၊ ဝစနိယော-သည်၊ အဿ-ဆု၏၊ ကိံ-သို့၊ ဝစနိယော- သည်၊ အဿ-နည်း၊ အာယသ္မာ-သည်၊ ဧဝံ-သို့၊ မာ အဝစ-လင့်၊ ဘဂဝန္တံ-ကို၊ မာ အပ္ပာစိက္ခိ-လင့်၊ ဘဂဝတော-ကို၊ အပ္ပက္ခာနံ-သည်၊ နဟိသာဓု-ပါသည် သာ၊ ဘဂဝါ-သည်၊ ဧဝံ-သို့၊ နဟိ ဝဒေယျ-ပါသည်သာ၊ အာဝုသော-ရှင်၊ ယံယေနဌာနေန-ကြောင့်၊ ယံ ယေန အစကာသေန-ကြောင့်၊ မေတ္တာယ-သော၊ စေတောဝိမုတ္တိယာ- ကို၊ ဘာဝိတာယ-သော်၊ ဗဟုလိကတာယ-သော်၊ ယာနိ ကတာယ-သော်၊ ဝတ္ထုကတာယ-သော်၊ အနုဋ္ဌိတာယ-သော်၊ ပရိစိတာယ- သော်၊ သုသမာရဒ္ဓါယ-သော်၊ အထ စ ပန-လျက်၊ အဿ ဘိက္ခုနော-၏၊

စိတ္တံ-ကို၊ ဗျာပါဒေါ-သည်၊ ပရိယာဒါယ-၍၊ ဌာယတိ-လတ္တံ၊ တေဋ္ဌာနံ-သည်၊ အဋ္ဌာနံ-ခဲ၊ သော အဝကသော-သည်၊ အနဝကသော-ခဲ၊ တေဋ္ဌာနံ-သည်၊ နဝိဇ္ဇတိ-မရှိ၊ အာရုသော-ရှင်၊ ဟိ-အံ၊ မေတ္တာ-သော၊ ယဒိဒံ ယာအယံ စေတော ဝိမုတ္တိ-သည်၊ အတ္ထိ-၏၊ တေ-သည်၊ ဗျာပါဒဿ-၏၊ နိဿရဏံ-ပေတည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။ (၁)။

အာရုသော-တို့၊ ဣမ ဣမသို့ သာသနေ-၌၊ ဘိက္ခု-သည်၊ ဧဝံ-သို့၊ ဝဒေယျ-အံ၊ ကိ-သို့၊ ဝဒေယျ-နည်း၊ မေ-သည်၊ ကရုဏာဟိ ခေါ-သော၊ စေတော ဝိမုတ္တိ-ကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိကတာ-အပ်ပြီ၊ ယာနိကတာ-အပ်ပြီ၊ ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-အပ်ပြီ၊ သုသမာရဒ္ဓါ-အပ်ပြီ၊ အထ စ ပန-လျက်၊ မေ-၏၊ စိတ္တံ-ကို၊ ဝိဟေသာ-သည်၊ ပရိယာဒါယ-စေ၍၊ တိဋ္ဌတိ-၏၊ ဣတိ ဧဝံ-သို့၊ ဝဒေယျ-အံ၊ သော ဘိက္ခု-သည်၊ ဝါ-ကို၊ တံ-သည်၊ ဧဝံ-သို့၊ မာ အဝစ-လင့်၊ ဣတိ-သို့၊ ပဋိဗာဟိတော-၍၊ ဝစနိယော-သည်၊ အဿ-ရာ၏၊ ကိ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊ အာယသ္မာ-သည်၊ ဧဝံ-သို့၊ မာ အဝစ-လင့်။ (ပေယျာလအနက်များ သင်္ဂီတိသုတ်တွင် ယောဇနာခွဲပြီးဖြစ်၍ ပါဠိသက်သက်ဖြင့်သာ ဖော်ခဲ့တော့လတ္တံ့။)

(န ဟိ သဒဓု ဘဂဝတော အဗ္ဗက္ခာနံ၊ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ အာရုသော အနဝကသော၊ ဟိ ကရုဏာယ စေတော ဝိမုတ္တိယာ ဘာဝိတာယ ဗဟုလိကတာယ ယာနိကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ၊ အထ စ ပနာ ဝိဟေသာ စိတ္တံ ပရိယာဒါယ ဌာယတိ၊ နေတံ ဌာနံ ဝိဇ္ဇတိ။)

အာရုသော-ရှင်၊ ဟိ-အံ၊ ကရုဏာ-သော၊ ယဒိဒံ-ယာ အယံ စေတော ဝိမုတ္တိ-သည်၊ အတ္ထိ-၏၊ တေ-သည်၊ ဝိဟေသယ-၏၊ နိဿရဏံ-ပေတည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။ (၂)။

အာရုသော-တို့၊ ဣမ ဣမသို့ သာသနေ-၌၊ ဘိက္ခု-သည်၊ ဧဝံ-သို့၊ ဝဒေယျ-အံ၊ ကိ-သို့၊ ဝဒေယျ-နည်း၊ မေ-သည်၊ မုဒိတာ ဟိ ခေါ-သော၊ စေတော ဝိမုတ္တိ-ကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိကတာ-အပ်ပြီ၊ ယာနိကတာ-အပ်ပြီ၊ ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-အပ်ပြီ၊ သုသမာရဒ္ဓါ-အပ်ပြီ၊ အထ စ ပန-လျက်၊ မေ-၏၊ စိတ္တံ-ကို၊ အရတိ-သည်၊ ပရိယာဒါယ-၍၊ တိဋ္ဌတိ-၏၊ ဣတိ ဧဝံ-သို့၊ ဝဒေယျ-အံ၊ သော ဘိက္ခု-သည်၊ ဝါ-ကို၊ တံ-သည်၊ ဧဝံ-သို့၊ မာ အဝစ-လင့်၊ ဣတိ-သို့၊ ပဋိဗာဟိတော-၍၊ ဝစနိယော-သည်၊ အဿ-ရာ၏၊ ကိ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊ အာယသ္မာ-သည်၊ ဧဝံ-သို့၊ မာ အဝစ-လင့်။

(မာဘဂဝံန္တံ အဗ္ဗာစိက္ခိ၊ နဟိ သာဓု ဘဂဝတော အဗ္ဗက္ခာနံ၊ နဟိ ဘဂဝါ ဝေ ဝဒေယျ။ အဋ္ဌာနမေတံ အာဝုသော အနဝကာသော၊ ယံ မုဒိတာယ စေတောဝိမုတ္တိယာ ဘာဝိတာယ ဗဟုလိကတာယ ယာနိကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ၊ အထ စ ပနဿ အရတိ စိတ္တံ ပရိယာဒါယ ဌဿတိ၊ နေတံ ဌာနံ ဝိဇ္ဇတိ။)

အာဝုသော-ရှင်၊ ဟိ-အံ၊ မုဒိတာ-သော၊ ယဒိဒံ-ယာ အယံ စေတောဝိမုတ္တိ-သည်၊ အတ္ထိ-၏၊ ဝေ-သည်၊ အရတိယာ-၏၊ နိဿရဏံ-ပေတည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။ (၃)။

☞ အာဝုသော-တို့၊ ဣဓ ဣမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ ဝေ-သို့၊ ဝဒေယျ-အံ၊ ကိ-သို့၊ ဝဒေယျ-နည်း၊ မေ-သည်၊ ဥပေက္ခာ ဟိ ခေါ-သော၊ စေတောဝိမုတ္တိ-ကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိကတာ-အပ်ပြီ၊ ယာနိကတာ-အပ်ပြီ၊ ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-အပ်ပြီ၊ သုသမာရဒ္ဓါ-အပ်ပြီ၊ အထ စ ပန-လျက်၊ မေ-၏၊ စိတ္တံ-ကို၊ ရာဂေါ-သည်၊ ပရိယာဒါယ-စေ၍၊ တိဋ္ဌတိ-၏၊ ဣတိ ဝေ-သို့၊ ဝဒေယျ-အံ။

(“သောမာဟေဝ”န္တိဿ ဝစနိယော။ မာယသ္မာ ဝေ အဝစ၊ မာဘဂဝံန္တံ အဗ္ဗာစိက္ခိ၊ န ဟိ သာဓု ဘဂဝတော အဗ္ဗက္ခာနံ၊ န ဟိ ဘဂဝါ ဝေ ဝဒေယျ။ အဋ္ဌာနမေတံ အာဝုသော အနဝကာသော၊ ယံ ဥပေက္ခာယ စေတော ဝိမုတ္တိယာ ဘာဝိတာယ ဗဟုလိကတာယ ယာနိကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ၊ အထ စ ပနဿ ရာဂေါ စိတ္တံ ပရိယာဒါယ ဌဿတိ၊ နေတံ ဌာနံ ဝိဇ္ဇတိ။)

အာဝုသော-ရှင်၊ ဟိ-အံ၊ ဥပေက္ခာ-သော၊ ယဒိဒံ-ယာအယံ စေတောဝိမုတ္တိ-သည်၊ အတ္ထိ-၏၊ ဝေ-သည်၊ ရာဂဿ-၏၊ နိဿရဏံ-ပေတည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-ရာ၏။ (၄)။

အာဝုသော-တို့၊ ဣဓက္ခမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ ဝေ-သို့၊ ဝဒေယျ-အံ၊ ကိ-သို့၊ ဝဒေယျ-နည်း၊ မေ-သည်၊ အနိမိတ္တာဟိခေါ-သော၊ စေတောဝိမုတ္တိ-ကို၊ ဘာဝိတာ-အပ်ပြီ၊ ဗဟုလိကတာ-ပြီ၊ ယာနိကတာ-အပ်ပြီ၊ ဝတ္ထုကတာ-အပ်ပြီ၊ အနုဋ္ဌိတာ-အပ်ပြီ၊ ပရိစိတာ-အပ်ပြီ၊ သုသမာရဒ္ဓါ-အပ်ပြီ၊ အထစပန-လျက်၊ မေ-၏၊ ဝိညာဏံ-သည်၊ နိမိတ္တာနုသာရိ-သည်၊ ဟောတိ-၏၊ ဣတိဝေ-သို့၊ ဝဒေယျ-အံ။

““သော မာဖောဝ”န္တိဿ ဝစနိယော၊ မာယသွာ ဧဝံ အဝစ၊
 မာဘဂဝန္တံ အဗ္ဘာဝိက္ခိ၊ နဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ၊ န ဟိ
 ဘဂဝါ ဧဝံ ဝဒေယျ။ အဋ္ဌာနမေတံ အာဝုသော အနုဝကာသော၊
 ယံ အနိမိတ္တာယ စေတောဝိမုတ္တိယာ ဘာဝိတာယ ဗဟုလိကတာယ
 ယာနိကတာယ ဓတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတဒယ သုသမာ-
 ရဒ္ဒါယ၊ အသစ ပနဿ နိမိတ္တာနုသာရီ ဝိညာဏံ ဘဝိဏတိ၊ နေတံ
 ဌာနံ ဝိဇ္ဇတိ။”

အာဝုသော-ရှင်၊ အနိမိတ္တာ-သော၊ ယဒိဒံ-ယာအာယံ စေတောဝိမုတ္တိ-သည်၊
 အတ္ထိ-၏၊ တေ-သည်၊ သဗ္ဗနိမိတ္တာနံ-တို့၏၊ နိဿရဏံ-တည်း၊ ဣတိဧဝံ-သို့၊
 ဝစနိယော-သည်၊ အဿ-ရာ၏။ (၅)။

အာဝုသော-တို့၊ ဣဇဇမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ ဧဝံ-သို့၊ ပဒေယျ-
 အံ၊ ကိ-သို့၊ ဝဒေယျ-နည်း၊ မေ-အား၊ ဝါ-၏၊ အသ္မိတိမာနဇာတံ-သည်၊
 ဝိဂတံ-ပြီ၊ အယံ-သည်၊ အဟံ-သည်၊ အသ္မိ-၏၊ ဣတိ-သို့၊ န သမနုပဿာမိ-
 မဇ္ဈ၊ အထစပန-လျက်၊ မေ-၏၊ စိတ္တံ-ကို၊ ဝိစိကိစ္ဆာကထံကထာသလ္လံ-သည်၊
 ပရိယာဒါယ-၍၊ တိဋ္ဌတိ-၏၊ ဣတိဧဝံ-သို့၊ ဝဒေယျ-အံ၊ သောဘိက္ခု-သည်၊
 ဝါ-ကို၊ တံ-သည်၊ ဧဝံ-သို့၊ မာအဝစ-လင့်၊ ဣတိ-သို့၊ ပဋိဗာဟိတွာ-၍၊
 ဝစနိယော-သည်၊ အဿ-ရာ၏၊ ကိ-သို့၊ ဝစနိယော-သည်၊ အဿ-နည်း၊
 အာယသွာ-သည်၊ ဧဝံ-သို့၊ မာအဝစ-လင့်၊ ဘဂဝန္တံ-ကို၊ မာအဗ္ဘာဝိက္ခိ-လင့်၊
 ဘဂဝတော-ကို၊ အဗ္ဘက္ခာနံ-သည်၊ နဟိသာဓု-ပါသည်သာ၊ ဘဂဝါ-သည်၊
 ဧဝံ-သို့၊ နဟိဝဒေယျ-ပါသည်သာ၊ အာဝုသော-ရှင်၊ ယံ ယေန ဌာနေန-
 ကြောင့်၊ ယံ ယေန အဝကာသေန - ကြောင့်၊ အသ္မိတိ မာနဇာတေ-
 သည်၊ ဝိဂတေ-သော်၊ အယံ-သည်၊ အဟံ-သည်၊ အသ္မိ-၏၊ ဣတိ-သို့၊
 အသမနုပဿတော-သော်၊ အထစပန-လျက်၊ အဿဘိက္ခုနော-၏၊ စိတ္တံ-ကို၊
 ဝိစိကိစ္ဆာကထံကထာသလ္လံ-သည်၊ ပရိယာဒါယ-၍၊ ဌာသတိ-လတ္တံ၊ တေဌာနံ-
 သည်၊ အဋ္ဌာနံ-ခွဲ၊ သော အဝကာသော-သည်၊ အနုဝကာသော-ခွဲ၊ တေ
 ဌာနံ-သည်၊ နဝိဇ္ဇတိ-မရှိ၊ အာဝုသော-ရှင်၊ ဟိ-အံ၊ အသ္မိတိ မာနဿ-ကို၊
 ယဒိဒံ-ယောဒအာယံသမုက္ခာတော-သည်၊ အတ္ထိ-၏၊ တေ-သည်၊ ဝိစိကိစ္ဆာကထံ-
 ကထာသလ္လဿ--၏၊ နိဿရဏံ-တည်း၊ ဣတိ-သို့၊ ဝစနိယော-သည်၊ အဿ-
 ရာ၏၊ ဣတိ-သို့၊ ဆ-ကုန်သော၊ နိဿရဏီယာ-ကုန်သော၊ ဓာတုယော-
 တို့သည်၊ သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမေဓမ္မာ- ဤ နိဿရဏီယာဘရားတို့ကို၊
 ဒုပ္ပင်္ဂဝိဇ္ဇာ-ကုန်၏။ (၆)။

(၇) ကတမေ-ကုန်သော၊ ဆ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေတဗ္ဗာ-
 ကုန်သနည်း၊ အာဝုသော-တို့၊ ဣဇဇမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ စက္ခုနာ-

ဖြင့်၊ ရူပံ-ကို၊ ဒိဿာ-ရှိသော်၊ သုမနော-သည်၊ နေဝဟောတိ-မဖြစ်၊ ဒုမ္မနော-သည်၊ နဟောတိ-မဖြစ်၊ ဥပေက္ခကော-သည်၊ သတော-သည်၊ သမ္မုဇာနော-သည်၊ ဟုတုာစ-၍သာလျှင်၊ ဝိဟရတိ-၏၊ သောတေန-ဖြင့်၊ သဒ္ဓံ-ကို၊ သုတုာ-ရှိသော်၊ သုမနော-သည်၊ နေဝဟောတိ-မဖြစ်၊ ဒုမ္မနော-သည်၊ နဟောတိ-မဖြစ်၊ ဥပေက္ခကော-သည်၊ သတော-သည်၊ သမ္မုဇာနော-သည်၊ ဟုတုာစ-၍သာလျှင်၊ ဝိဟရတိ-၏၊ သာနေန-ဖြင့်၊ ဂန္ဓံ-ကို၊ သာယိတုာ-၍။ ပ။ ဝိဝာယ-ဖြင့်၊ ရသံ-ကို၊ သာယိတုာ-၍။ ပ။ ကာယန-ဖြင့်၊ ဖောဠဗ္ဗိ-ကို၊ ဖုသိတုာ-၍။ ပ။ မနသာ-ဖြင့်၊ ဓမ္မံ-ကို၊ ဝိညာယ-ရှိသော်၊ သုမနော-သည်၊ နေဝဟောတိ-မဖြစ်၊ ဒုမ္မနော-သည်၊ နဟောတိ-မဖြစ်၊ ဥပေက္ခကော-သည်၊ သတော-သည်၊ သမ္မုဇာနော-သည်၊ ဟုတုာစ-၍သာလျှင်၊ ဝိဟရတိ-၏၊ ဣတိ-သို့၊ ဆ-ကုန်သော၊ သတတဝိဟာဏ-တို့သည်၊ သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမေဓမ္မာ-ဤ သတတဝိဟာရတရားတို့ကို၊ ဥပ္ပာဒေတဗ္ဗာ-ကုန်၏။

(ဈ) ကတမေ-ကုန်သော၊ ဆ-ကုန်သော၊ ဓမ္မာ-တို့ကို၊ အဘိညေယျာ-ကုန်သနည်း၊ ဒဿနာနုတ္တရိယံ- လည်းကောင်း၊ သဝဏာနုတ္တရိယံ- လည်းကောင်း၊ လာဘာနုတ္တရိယံ- လည်းကောင်း၊ သိက္ခာနုတ္တရိယံ- လည်းကောင်း၊ ပါရိစရိယာနုတ္တရိယံ-လည်းကောင်း၊ အနုဿတာနုတ္တရိယံ-လည်းကောင်း၊ ဣတိ-သို့၊ ဆ-ကုန်သော၊ အနုတ္တရိယာနိ-တို့သည်၊ သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမေဓမ္မာ-ဤ အနုတ္တရိယတရားတို့ကို၊ အဘိညေယျာ-ကုန်၏။

(ည) ကတမေ-ကုန်သော၊ ဆ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣမ ဣမသ္မိံ သာသနေ-၌၊ တိကျ-သည်၊ အနေက-ဝိဟိတံ-သော၊ ဣဒ္ဓိဝိဓံ-ကို၊ ပစ္စာနုဘောတိ-နိုင်၏၊ ကောပိ-သည်လည်း၊ ဟုတုာ-၍၊ ဗဟုဓာ-သည်၊ ဟောတိ-၏၊ ဗဟုဓာပိ-သည်လည်း၊ ဟုတုာ-၍-ကော-သည်၊ ဟောတိ-၏၊ အာကာသေ-၌၊ ဂစ္ဆတိသေယျထာပိ-သို့၊ တထာ-တူ၊ အာဝိဘာဝံ-၌လည်းကောင်း၊ တိရောဘာဝံ-၌လည်းကောင်း၊ တိရောကုဋံ-၌ လည်းကောင်း၊ တိရောပါကာရံ-၌လည်းကောင်း၊ တိရောပဗ္ဗတံ-၌ လည်းကောင်း၊ အသဇ္ဇမာနော-တံ၊ ဂစ္ဆတိ-နိုင်၏၊ ဥဒကေ-၌၊ ဥမ္မုဇနိမုဇံ-ကို၊ ကရောတိ သေယျထာပိ-သို့၊ တထာ-တူ၊ ပထဝိယာပိ-၌လည်း၊ ဥမ္မုဇနိမုဇံ-ကို၊ ကရောတိ-နိုင်၏၊ အဘိဇ္ဇမာနာယ-သော၊ ပထဝိယာ-၌၊ ဂစ္ဆတိ သေယျထာပိ-သို့၊ တထာ-တူ၊ အဘိဇ္ဇမာနေ-သော၊ ဥဒကေပိ-၌လည်း၊ ဂစ္ဆတိ-နိုင်၏၊ ပက္ခိ-သော၊ သကုဏော-သည်၊ အာကာသေ-၌၊ ကမတိ သေယျထာပိ-သို့၊ တထာ-တူ၊ အာကာသေပိ-၌လည်း၊ ပလ္လင်္ကေန-ဖြင့်၊ ကမတိ-၏၊ ဧဝံ မဟိဒ္ဓိ-ကေ- ကုန်သော၊ ဧဝံ မဟာနုဘာဝေ-ကုန်သော၊ ဣမေပိ စန္ဒိမသုရိယေ-တို့ကို



လည်း၊ ပါဏိနာ-ဖြင့်၊ ပရာမသတိ-နိုင်၏၊ ပရိမဇ္ဇတိ-နိုင်၏၊ ယာဝ ဗြဟ္မ-
လောကောပိ- တိုင်အာဒင်လည်း၊ ကာယန-ဖြင့်၊ ဝသံ-သို့၊ ဝတ္ထေတိ-နိုင်၏။
(၁)။

ဒိဗ္ဗာယံ-သော၊ ဝိသုဒ္ဓါယ-သော၊ အတိတ္တန္တမာနုသိကာယ-သော၊ ဓောတ
ဓာတုယာ-ဖြင့်၊ ဒိဗ္ဗာ-ကုန်သော၊ ယေဒုရေ ဝ-တို့သည် လည်းကောင်း၊ ဒိဗ္ဗာ-
ကုန်သော၊ ယေသန္တိကေ ဝ-တို့သည် လည်းကောင်း၊ သန္တိ-ကုန်၏၊ ဒိဗ္ဗေ-ကုန်
သော၊ ယေဒုရေ ဝ-တို့ကို လည်းကောင်း၊ ဒိဗ္ဗေ-ကုန်သော၊ ယေသန္တိကေ ဝ-
တို့ကိုလည်းကောင်း၊ မာနုသာ-ကုန်သော၊ ယေဒုရေ ဝ-တို့သည် လည်းကောင်း၊
မာနုသာ-ကုန်သော၊ ယေသန္တိကေ ဝ-တို့သည် လည်းကောင်း၊ သန္တိ-ကုန်၏၊
မာနုသေ-ကုန်သော၊ ယေဒုရေ ဝ-တို့ကို လည်းကောင်း၊ မာနုသေ-ကုန်သော၊
ယေသန္တိကေ ဝ-တို့ကို လည်းကောင်း၊ ဣတိ-သို့၊ ဥပသာ-ကုန်သော၊ သဒ္ဓေ-
တို့ကို၊ သုဏာတိ-နိုင်၏။ (၂)။

ပရသတ္တာနံ-တို့၏၊ ပရပုဂ္ဂလာနံ-တို့၏၊ စေတော-ကို၊ စေတသာ-ဖြင့်၊
ပရိစ္စ-၍၊ ပဇာနာတိ-၏၊ သရာဂံ-ရာဂနှင့် တကုဖြစ်သော၊ ဝါ-ရာဂရှိသော၊
စိတ္တံ ဝါ-ရှစ်ပါးသော လောဘမူစိတ်ကို သော်လည်း၊ ဣဒံ စိတ္တံ-သည်၊ သရာဂံ-
သော၊ စိတ္တံ-တည်း၊ ဣတိ-သို့၊ ပဇာနာတိ-၏၊ (ဤပေယျာလ ပါဠိများကို
သီလက္ခန္ဓဝဂ် သာမညဖလသုတ်၌ ယေဒုနာခွဲပြီး၍ ပါဠိသက်သက်ဖြင့်သာ
ဖော်ခဲ့တော့လှတယ်။)

(ဝိတရာဂံ ဝါ စိတ္တံ ဝိတရာဂံ စိတ္တန္တိ ပဇာနာတိ၊ သ ဒေါသံ ဝါ
စိတ္တံ သ ဒေါသံ စိတ္တန္တိ ပဇာနာတိ၊ ဝိတဒေါသံ ဝါ စိတ္တံ ဝိတဒေါသံ
စိတ္တန္တိ ပဇာနာတိ၊ သမောဟံ ဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ၊
ဝိတမောဟံ ဝါ စိတ္တံ ဝိတမောဟံ စိတ္တန္တိ ပဇာနာတိ၊ သံခိတ္တံ ဝါ စိတ္တံ
သံခိတ္တံ စိတ္တန္တိ ပဇာနာတိ၊ ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ၊
မဟဂ္ဂတံ ဝါ စိတ္တံ မဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ၊ အမဟဂ္ဂတံ ဝါ စိတ္တံ
အမဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ၊ သဉ္ဇက္ခရံ ဝါ စိတ္တံ သဉ္ဇက္ခရံ စိတ္တန္တိ
ပဇာနာတိ၊ အနုတ္တရံ ဝါ စိတ္တံ အနုတ္တရံ စိတ္တန္တိ ပဇာနာတိ၊ သမာဟိတံ
ဝါ စိတ္တံ သမာဟိတံ စိတ္တန္တိ ပဇာနာတိ၊ အသမာဟိတံ ဝါ စိတ္တံ
အသမာဟိတံ စိတ္တန္တိ ပဇာနာတိ၊ ဝိမုတ္တံ ဝါ စိတ္တံ ဝိမုတ္တံ စိတ္တန္တိ
ပဇာနာတိ။)

အဝိမုတ္တံ-ငါးပါးသော ဝိမုတ္တိတို့ဖြင့် ကိလေသာတို့မှ မလွတ်သော၊ စိတ္တံဝါ-
အကုသိုလ်စိတ်ကိုသော်လည်း၊ ဣဒံစိတ္တံ-သည်၊ အဝိမုတ္တံ-သော၊ စိတ္တံ-တည်း၊
ဣတိ-သို့၊ ပဇာနာတိ-၏။ (၃)။

သောဘိက္ခု-သည်၊ အနေကဝိဟိတံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-
နိပိ၏၊ သေယျထိဒံ-သော၊ ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-နည်း၊ ကေမ္မိဇာတိ-
ကိုလည်းကောင်း။

(ဒွေပိ ဇာတိယော တိယောပိ ဇာတိယော စတယောပိ ဇာတိ-
ယော ပဉ္စပိ ဇာတိယော ဒသပိ ဇာတိယော ဝိသံပိ ဇာတိယော
တိံသမ္ပိ ဇာတိယော စတ္တာလိသမ္ပိ ဇာတိယော ပညာသမ္ပိ ဇာတိယော
ဇာတိသတမ္ပိ ဇာတိ သဟဿမ္ပိ ဇာတိသတသဟဿမ္ပိ အနေကေပိ
သံဝဋ္ဋကပ္ပေ အနေကေပိ ဝိဝဋ္ဋကပ္ပေ အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊
အမုတြာသိံ “ဧဝံ နာမော ဧဝံ ဂေါတ္ထော ဧဝံ ဝဏ္ဏော ဧဝမာဟာ-
ရော ဧဝံ သုခဒုက္ခပ္ပုဋိသံဝေဒီ ဧဝမာယု ပရိယန္တော၊ သော တတော
စုတော အမုတြ ဥဒပါဒိံ၊ တတြပါသိံ ဧဝံ နာမော ဧဝံ ဂေါတ္ထော
ဧဝံ ဝဏ္ဏော ဧဝ မာဟာရော ဧဝံ သုခ ဒုက္ခပ္ပုဋိသံဝေဒီ ဧဝမာယု
ပရိယန္တော၊ သော တတော စုတော ဣဗ္ဗပန္နော” တိ။)

ဣတိ-သို့၊ သာကာရံ-သော၊ သဉ္စဒ္ဓေသံ-သော၊ အနေကဝိဟိတံ-သော၊
ပုဗ္ဗေနိဝါသံ-ကို၊ အနုဿရတိ-၏။ (၄)။

ဒိဗ္ဗေန-သော၊ ဝိသုဒ္ဓေန-သော၊ အတိက္ကန္တမာနုသကေန-သော၊ စက္ခုနာ-
ဖြင့်၊ စဝမာနေ-ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ဥပပဇ္ဇမာနေ-ကုန်
သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ဟိနေ-ကုန်သော၊ သတ္တေ-တို့ကိုလည်း
ကောင်း၊ ပဏီတေ-ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ သုဝဏ္ဏေ-ကုန်
သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ဒုဗ္ဗဏ္ဏေ-ကုန်သော၊ သတ္တေ-တို့ကိုလည်း
ကောင်း၊ သုဂတေ-ကုန်သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ဒုဂ္ဂတေ-ကုန်
သော၊ သတ္တေ-တို့ကိုလည်းကောင်း၊ ပဿတိ-၏၊ ယထာကမ္မုပဂေ-ကုန်သော၊
သတ္တေ-တို့ကို၊ ပဇာနာတိ-၏၊ ကိံ-သို့၊ ပဇာနာတိ-နည်း။

(ဣမေ ဝတ ဘောဇ္ဇော သတ္တာ ကာယဒုစရိတေန သမန္နာဂတာ
ဝစီဒုစရိတေန သမန္နာဂတာ မနောဒုစရိတေန သမန္နာဂတာ အရိ-
ယာနံ ဥပဝါဒကာ မိစ္ဆာဒိဋ္ဌိကာ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ-
ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတံ ဝိနိပါတံ နိရယံ ဥပ-
ပန္နာ။ ဣမေဝါ ပန ဘောဇ္ဇော သတ္တာ ကာယသုစရိတေန သမန္နာ-
ဂတာ ဝစီသုစရိတေန သမန္နာဂတာ မနောသုစရိတေန သမန္နာဂတာ
အရိယာနံ အနုပဝါဒကာ သမ္မာဒိဋ္ဌိကာ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊
တေ ကာယဿ ဘေဒါ ပရမ္မရဏာ သုဂတိံ သဂ္ဂလောကံ ဥပပန္နာတိ။
ဣတိ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿ

တိ စဝမာနေ ဥပပဇ္ဇမာနေ ဟိနေ ပဏိတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ သုဝ
တေ ဒုဂ္ဂတေ ယထာကမ္ပူပဝေ သတ္တေ ပဇာနာတိ။ (၂)။

အာသဝါနိ-တို့၏၊ ယော-ကြောင့်၊ အနာသဝံ-သော၊ စေတောဝိမုတ္တိံ-
သို့လည်းကောင်း၊ ဝါ-ကိုလည်းကောင်း၊ ပညာဝိမုတ္တိံ-သို့လည်းကောင်း၊ ဝါ-
ကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ-၌သာလျှင်၊ သယံ-တိုင်း၊ အဘိညာ-၍၊ သစ္စိ-
ကတော-၍၊ ဥပသမ္ပဇ္ဇ-၍၊ ဝိပာတေ-၏၊ ဣတိ-သို့၊ သ-ကုန်သော၊ အဘိညာ-
တို့သည်၊ သန္တိ-ကုန်၏၊ ဆ-ကုန်သော၊ ဣမေဓမ္မာ-၍အဘိညာဉ်တရားတို့ကို၊
သစ္စိကာတဗ္ဗာ-ကုန်၏။ (၆)။

ဣတိ-သို့၊ သတ္တိ-သော၊ ဘူတာ-ကုန်သော၊ တစ္စာ-ကုန်သော၊ တထာ-
ကုန်သော၊ အဝိတထာ-ကုန်သော၊ အနညာသ-ကုန်သော၊ ဣမေဓမ္မာ-တို့ကို၊
သမ္မာ-စွာ၊ တထာဂတေန-သည်၊ အဘိသမ္ပုဒ္ဓါ-ကုန်၏။

သတ္တ ဓမ္မာ

၃၅၇။ သတ္တ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏။ပ။ သတ္တ-
ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်၏။

(က) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-
ကုန်သည်၊ သဒ္ဓါဓနံ-လည်းကောင်း၊ သီလဓနံ-လည်းကောင်း၊ ဟိရိဓနံ-
လည်းကောင်း၊ ဩတ္တပ္ပဓနံ-လည်းကောင်း၊ သူတဓနံ-လည်းကောင်း၊ စာဂဓနံ-
လည်းကောင်း၊ ပညာဓနံ-လည်းကောင်း၊ ဣတိ-သို့၊ သတ္တ-ကုန်သော၊ အရိယ-
ဓနာနိ-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-ကုန်သော၊ ဣမေဓမ္မာ-တို့သည်၊ ဗဟု-
ကာရာ-ကုန်၏။

☰ (ခ) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဘာဝေတဗ္ဗာ-
ကုန်သည်၊ ဘတိသမ္မောဇ္ဈင်္ဂါ-လည်းကောင်း၊ ဓမ္မာဝိစယသမ္မောဇ္ဈင်္ဂါ-
လည်းကောင်း၊ ဝီရိယသမ္မောဇ္ဈင်္ဂါ လည်းကောင်း၊ ပီတိသမ္မောဇ္ဈင်္ဂါ-လည်း
ကောင်း၊ ပဿဒ္ဓိသမ္မောဇ္ဈင်္ဂါ-လည်းကောင်း၊ သမာဓိသမ္မောဇ္ဈင်္ဂါ-လည်း
ကောင်း၊ ဥပေက္ခာသမ္မောဇ္ဈင်္ဂါ-လည်းကောင်း၊ ဣတိ-သို့၊ သတ္တ-ကုန်သော၊
သမ္မောဇ္ဈင်္ဂါ-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-ကုန်သော၊ ဣမေဓမ္မာ-၍သမ္မောဇ္ဈင်
တရားတို့ကို၊ ဘာဝေတဗ္ဗာ-ကုန်၏။

(ဂ) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေယျာ-
ကုန်သည်၊ အာရုသော-တို့၊ ဓနုဿာစ-တို့သည်လည်းကောင်း၊ ဧကဇ္ဇေ-
ကုန်သော၊ ဒေဝါစ-တို့သည်လည်းကောင်း၊ ဧကဇ္ဇေ-ကုန်သော၊ ဝိနိပါတိကာစ-
တို့သည်လည်းကောင်း၊ နာနတ္တကာယာ-ကုန်သည်၊ နာနတ္တသညိနော-ကုန်သည်။

ဟောန္တိသေယျထာပိ-သ္မိ၊ တထာ-တူ၊ နာနတ္ထကာယာ-ကုန်သော၊ နာနတ္ထ-
သညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ ပဌမာ-
သော၊ ဝိညာဏဋ္ဌိတိ-မည်၏။ (၇)။

အာဝုသော-တို့၊ ဗြဟ္မကဿိကဿ-ကုန်သော၊ ပဌမာဘိနိဗ္ဗတ္တာ-ကုန်သော၊
ဒေဝါ-တို့သည်၊ နာနတ္ထကာယာ - ကုန်သည်၊ ဧကတ္ထသညိနော - ကုန်သည်၊
ဟောန္တိသေယျထာပိ-သ္မိ၊ တထာ-တူ၊ နာနတ္ထကာယာ-ကုန်သော၊ ဧကတ္ထ-
သညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ ဒုတိယာ-
သော၊ ဝိညာဏဋ္ဌိတိ-မည်၏။ (၂)။

အာဝုသော-တို့၊ အာဘဿရာ-ကုန်သော၊ ဒေဝါ-တို့သည်၊ ဧကတ္ထကာယာ-
ကုန်သည်၊ နာနတ္ထသညိနော-ကုန်သည်၊ ဟောန္တိ သေယျထာပိ-သ္မိ၊ တထာ-
တူ၊ ဧကတ္ထကာယာ-ကုန်သော၊ နာနတ္ထသညိနော-ကုန်သော၊ သတ္တာ-တို့သည်၊
သန္တိ-ကုန်၏၊ အယံ-သည်၊ တတိယာ-သော၊ ဝိညာဏဋ္ဌိတိ-မည်၏။ (၃)။

အာဝုသော-တို့၊ သုတကိဏှာ-ကုန်သော၊ ဒေဝါ-တို့သည်၊ ဧကတ္ထကာယာ-
ကုန်သည်၊ ဧကတ္ထသညိနော-ကုန်သည်၊ ဟောန္တိသေယျထာပိ-သ္မိ၊ တထာ-တူ၊
ဧကတ္ထကာယာ-ကုန်သော၊ ဧကတ္ထသညိနော-ကုန်သော၊ သတ္တာ-တို့သည်၊
သန္တိ-ကုန်၏၊ အယံ-သည်၊ စတုတ္ထိ-သော၊ ဝိညာဏဋ္ဌိတိ-မည်၏။ (၄)။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ ရူပသညာနံ-တို့ကို၊ သမတိက္က-
မာ-ကြောင့်၊ ပဋိသသညာနံ-တို့၏၊ အတ္တင်္ဂမာ-ကြောင့်၊ နာနတ္ထသညာနံ-
တို့ကို၊ အမနသိကာရာ-ကြောင့်၊ အနန္တော အာကာသောစိ-ဟူ၍၊ ဘာဝေတွာ-
ကုန်၍၊ အာကာသာနဉ္စာယတနူပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊
အယံ-သည်၊ ပဉ္စမိ-သော၊ ဝိညာဏဋ္ဌိတိ-မည်၏။ (၅)။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ အာကာ-
သာနဉ္စာယတနံ-ကို၊ သမတိက္ကမ္မ-ကုန်၍၊ အနန္တံ ဝိညာဏန္တိ-ဟူ၍၊ ဘာဝေတွာ-
ကုန်၍၊ ဝိညာနဉ္စာယတနူပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊
အယံ-သည်၊ ဆဋ္ဌိ-သော၊ ဝိညာဏဋ္ဌိတိ-မည်၏။ (၆)။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ ဝိညာဏဉ္စာ-
ယတနံ-ကို၊ သမတိက္ကမ္မ-ကုန်၍၊ နတ္ထိ ကိဉ္စိတိ-ဟူ၍၊ ဘာဝေတွာ-ကုန်၍၊
အာကာသာယတနူပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-
သည်၊ ဆတ္ထမိ-သော၊ ဝိညာဏဋ္ဌိတိ-မည်၏၊ ဣတိ-သ္မိ၊ သတ္တ-ကုန်သော၊
ဝိညာဏဋ္ဌိတိယော-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ
ဝိညာဏဋ္ဌိတိတရားတို့ကို၊ ပရိသေယျာ-ကုန်၏။ (၇)။

(ဆ) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ-ကုန်သနည်း၊ ကာမရာဂါနုသယော-လည်းကောင်း၊ ဖဋ္ဌိသာနုသယော-လည်းကောင်း၊ ဒိဋ္ဌာနုသယော-လည်းကောင်း၊ ဝိစိကိစ္ဆာနုသယော-လည်းကောင်း၊ မာနာနုသယော-လည်းကောင်း၊ ဘဝရာဂါနုသယော-လည်းကောင်း၊ အဝိဇ္ဇာနုသယော-လည်းကောင်း၊ ဣတိ-သို့၊ သတ္တ-ကုန်သော၊ အနုသယာ-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ အနုသယတရားတို့ကို၊ ပဟာ-တဗ္ဗာ-ကုန်၏။

(ဇ) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဟာနဘာဂိ-ယာ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣမ ဣမသို့ သာသနေ-ဌိ၊ ဘိက္ခု-သည်၊ အာယဒ္ဓေါ-သည်၊ ဟောတိ-၏၊ အဟိရိကော-သည်၊ ဟောတိ-၏၊ ဒေနောတ္ထပို့-သည်၊ ဟောတိ-၏၊ အပ္ပဿတော-သည်၊ ဟောတိ-၏၊ ကုသိတော-သည်၊ ဟောတိ-၏၊ မဇ္ဈဿတိ-သည်၊ ဟောတိ-၏၊ ဒုပ္ပညော-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ သတ္တ-ကုန်သော၊ အသဒ္ဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ အသဒ္ဓမ္မတရားတို့သည်၊ ဟာနဘာဂိယာ-ကုန်၏။

(ဈ) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝိသေသ-ဘာဂိယာ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣမ ဣမသို့ သာသနေ-ဌိ၊ ဘိက္ခု-သည်၊ သဒ္ဓေါ-သည်၊ ဟောတိ-၏၊ ဟိရိမာ-သည်၊ ဟောတိ-၏၊ ဩတ္ထပို့-သည်၊ ဟောတိ-၏၊ ဗဟုဿတော-သည်၊ ဟောတိ-၏၊ အာရဒ္ဓဝိရိယော-သည်၊ ဟောတိ-၏၊ ဥပဋ္ဌိတဿတိ-သည်၊ ဟောတိ-၏၊ ပညာစါ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ သတ္တ-ကုန်သော၊ သဒ္ဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ သဒ္ဓမ္မတရားတို့သည်၊ ဝိသေသဘာဂိယာ-ကုန်၏။

(ဏ) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဒုပ္ပဋ္ဌိဝိဇ္ဈာ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣမ ဣမသို့ သာသနေ-ဌိ၊ ဘိက္ခု-သည်၊ ဓမ္မည-စ-သည် လည်းကောင်း၊ အတ္တည စ-သည် လည်းကောင်း၊ မတ္တည စ-သည် လည်းကောင်း၊ ကာလည စ-သည် လည်းကောင်း၊ ပရိယည စ-သည် လည်းကောင်း၊ ပုဂ္ဂလည စ-သည် လည်းကောင်း၊ ဟောတိ-၏၊ ဣတိ-သို့၊ သတ္တ-ကုန်သော၊ သပ္ပုရိသဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ သပ္ပုရိသဓမ္မတရားတို့ကို၊ ဒုပ္ပဋ္ဌိဝိဇ္ဈာ-ကုန်၏။

(တ) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေတဗ္ဗာ-ကုန်သနည်း၊ အနိစ္စသညာ-လည်းကောင်း၊ အနတ္တသညာ-လည်းကောင်း၊ အသုတသညာ-လည်းကောင်း၊ အာဒိနဝသညာ-လည်းကောင်း၊ ပဟာနု-သညာ-လည်းကောင်း၊ ဝိရာဂသညာ-လည်းကောင်း၊ နိရောဓသညာ-လည်းကောင်း။

ကောင်း၊ ဣတိ-သို့၊ သတ္တ-ကုန်သော၊ သညာ-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-
ကုန်သော၊ ဣမေ ဓမ္မာ-ဤ သညာတရားတို့ကို၊ ဥပ္ပာဒေတဗျာ-ကုန်၏။

(စု) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့ကို၊ အဘိညေယျာ-
ကုန်သနည်း၊ အာရုသော-တို့၊ ဣမ ဣမသို့ သာသနေ-၌၊ ဘိက္ခု-သည်၊ သိက္ခာ
သမာဒါနေ-၌၊ တိဗ္ဗစ္ဆန္ဒော စ-သည် လည်းကောင်း၊ အာယတိ-၌၊ သိက္ခာ
သမာဒါနေ-၌၊ အဝိဂတပေမော စ-သည် လည်းကောင်း၊ ဟောတိ-၏၊ ဓမ္မ-
နိသန္တိယာ-၌၊ တိဗ္ဗစ္ဆန္ဒော စ-သည် လည်းကောင်း၊ အာယတိ-၌၊ ဓမ္မနိသန္တိ-
ယာ-၌၊ အဝိဂတပေမော စ-သည် လည်းကောင်း၊ ဟောတိ-၏၊ ဣစ္ဆာဝိနယေ-
၌၊ တိဗ္ဗစ္ဆန္ဒော စ-သည် လည်းကောင်း၊ အာယတိ-၌၊ ဣစ္ဆာ ဝိနယေ-၌၊
အဝိဂတပေမော စ - သည် လည်းကောင်း၊ ဟောတိ-၏၊ ပဋိသလ္လာနေ-၌၊
တိဗ္ဗစ္ဆန္ဒော စ-သည် လည်းကောင်း၊ အာယတိ-၌၊ ပဋိသလ္လာနေ-၌၊ အဝိဂတ-
ပေမောစ-သည် လည်းကောင်း၊ ဟောတိ-၏၊ ဝီရိယာရမ္ဘေ-၌၊ တိဗ္ဗစ္ဆန္ဒောစ-
သည်လည်းကောင်း၊ အာယတိ-၌၊ ဝီရိယာရမ္ဘေ-၌၊ အဝိဂတပေမောစ-သည်
လည်းကောင်း၊ ဟောတိ-၏၊ သတိနေပက္ခေ-၌၊ တိဗ္ဗစ္ဆန္ဒောစ-သည်လည်း
ကောင်း၊ အာယတိ-၌၊ သတိနေပက္ခေ-၌၊ အဝိဂတပေမောစ-သည်လည်း
ကောင်း၊ ဟောတိ-၏၊ ဒိဋ္ဌိပဋိဝေဓေ-၌၊ တိဗ္ဗစ္ဆန္ဒောစ-သည်လည်းကောင်း၊
အာယတိ-၌၊ ဒိဋ္ဌိပဋိဝေဓေ-၌၊ အဝိဂတပေမောစ-သည်လည်းကောင်း၊ ဟောတိ-
၏၊ ဣတိ-သို့၊ သတ္တ-ကုန်သော၊ နိဒ္ဒသဝတ္ထုနိ-တို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-
ကုန်သော၊ ဣမေဓမ္မာ-ဤ နိဒ္ဒသဝတ္ထုတရားတို့ကို၊ အဘိညေယျာ-ကုန်၏။

(ည) ကတမေ-ကုန်သော၊ သတ္တ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာဘဗျာ-
ကုန်သနည်း၊ အာရုသော-တို့၊ ဣမဣသို့ သာသနေ-၌၊ ခိဏာသဝဿ-ကုန်
ပြီးသော အာသဝေ ရှိသော၊ ဘိက္ခုနော-သည်၊ သဗ္ဗေ-ဇွန်ခုမကြွင်း ခပင်း
ဥဿုံ အလုံးစုံကုန်သော၊ သင်္ခါရာ-သင်္ခါရတို့သည်၊ ဝါ-တို့ကို၊ အနိစ္စတော-
အနိစ္စအားဖြင့်၊ ဝါ-အနိစ္စဟူ၍၊ ယထာဘူတံ-အကြင်အကြင် မဖောက်မပြန်
ဟုတ်မှန်သည့်အတိုင်း၊ ဝါ-မဖောက်မပြန် ဟုတ်မှန်သည့်အားလျော်စွာ၊ သမ္မပ္ပ-
ညာယ-မဖောက်မပြန် ဟုတ်မှန်သော၊ ဝိပဿနာပညာဖြင့်၊ သုဒိဋ္ဌာ-ကောင်းစွာ
မြင်အပ်ကုန်ပြီးသည်၊ ဟောန္တိ-ကုန်၏၊ အာရုသော-တို့၊ ခိဏာသဝဿ-သော၊
ဘိက္ခုနော-သည်၊ သဗ္ဗေ-ကုန်သော၊ သင်္ခါရာ-တို့သည်၊ ဝါ-တို့ကို၊ အနိစ္စတော-
အားဖြင့်၊ ယထာဘူတံ-တိုင်း၊ သမ္မပ္ပညာယ-ဖြင့်၊ သုဒိဋ္ဌာ-ကုန်ပြီးသည်၊ ဗမ္မိ-
ဟောန္တိ-အကြင်လည်း ဖြစ်ကုန်၏၊ ယံဗလံ-အကြင်ဗလသို့၊ ဝါ-ကို၊ အာဂမ္မ-
ရှေးရှုထောက်၍၊ ဝါ-စွဲ၍၊ ခိဏာသဝေ-သော၊ ဘိက္ခု-သည်၊ အာသဝါနိ-တို့၏၊
ခယံ-ကုန်ခြင်းကို၊ ပဋိဇာနာတိ-ဝန်ခံ၏၊ ကိ-သို့၊ ပဋိဇာနာတိ-နည်း၊ မေ-ငါ

အား၊ ဝါ-၏၊ အာသဝေါ-အာသဝေါတရားတို့သည်၊ ခိဏာ-ကုန်ကုန်ပြီ၊ ဣတိ-
 သို့၊ ပဋိဇာနာတိ-၏၊ ဣဒမ္ပိသုဒဿနံ-ဤအလုံးစုံသောသင်္ခါရတရားတို့ကို အနိစ္စ
 အားဖြင့် မဖောက်မပြန် ဟုတ်မှန်သော ဝိပဿနာပညာဖြင့် ကောင်းစွာမြင်ခြင်း
 သည်လည်း၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊ တံဗလံ-ထိုဗလသည် ဝါ-
 ထိုဗလံအစွမ်းသတ္တိသည်၊ ဟောတိ-၏။ (၁၂)။

☞ အာဝုဒသော-တို့၊ ပုနုစပရံ-အံ၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-သည်၊
 ကာမာ-ဝတ္ထုကာမ၊ ကိလေသာကာမတို့သည်၊ ဝါ-တို့ကို၊ အင်္ဂါရ ကာသုပမာ-
 မီးကျိုးစု၊ မီးကျိုးတွင်းဟူသော ဥပမာရှိကုန်၏ဟူ၍၊ ဝါ-မီးကျိုးစု၊ မီးကျိုးတွင်း
 နှင့် တူကုန်၏ဟူ၍၊ ယထာဘူတံ-တိုင်း၊ သမ္ပပညာယ-ဖြင့်၊ သုဒိဋ္ဌာ-ကုန်ပြီး
 သည်၊ ဟောန္တိ-ကုန်၏၊ အာဝုဒသော-တို့၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-
 သည်၊ ကာမာ-တို့သည်၊ ဝါ-တို့ကို၊ အင်္ဂါရကာသုပမာ-ဟူ၍၊ ယထာဘူတံ-စွာ၊
 သမ္ပပညာယ-ဖြင့်၊ သုဒိဋ္ဌာ-ကုန်ပြီးသည်၊ ယမ္ပိဟောန္တိ-ကုန်၏၊ ယံဗလံ-သို့၊
 အာဂမ္မ-၍၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊ ဣသဝါနံ-တို့၏၊ ခယံ-ကို၊
 ပဋိဇာနာတိ-၏၊ ကိ-သို့၊ ပဋိဇာနာတိ-နည်း၊ ဗေ-အား၊ ဝါ-၏၊ အာသဝေါ-
 တို့သည်၊ ခိဏာ-ကုန်ကုန်ပြီ၊ ဣတိ-သို့၊ ပဋိဇာနာတိ-၏၊ ဣဒမ္ပိသုဒဿနံ-ဤ
 ဝတ္ထုကာမ၊ ကိလေသာကာမတို့ကို မီးကျိုးစု၊ မီးကျိုးတွင်းဟူသော ဥပမာရှိကုန်၏
 ဟူ၍ မဖောက်မပြန် ဟုတ်မှန်သော ဝိပဿနာပညာဖြင့် မြင်ခြင်းသည်လည်း၊
 ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊ တံဗလံ-သည်၊ ဟောတိ-၏။ (၂)။

အာဝုဒသော-တို့၊ ပုနုစပရံ-အံ၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊ စိတ္တံ-
 စိတ်သည်၊ ဝိဝေကနိန္ဒ-ကိလေသာတို့၏ ကင်းဆိတ်ရာ နိဗ္ဗာန်သို့ ညွတ်သည်၊
 ဝိဝေကပေါဏံ-ကိလေသာတို့၏ ကင်းဆိတ်ရာ နိဗ္ဗာန်သို့ ကိုင်းသည်၊ ဝိဝေက-
 ပဗ္ဗာရံ-ကိလေသာတို့၏ကင်းဆိတ်ရာ နိဗ္ဗာန်သို့ ရိုင်းသည်၊ ဝိဝေကဋ္ဌံ-ကိလေသာ
 တို့၏ ကင်းဆိတ်ရာ နိဗ္ဗာန်၌ တည်သည်၊ နေက္ခမ္မာဘိရတံ-ကိလေသာတို့၏ ထက်
 မြောက်ရာ နိဗ္ဗာန်၌ အလွန်မွေ့လျော်သည်၊ သဗ္ဗသော-အလုံးစုံသော အခြင်း
 အရာအားဖြင့်၊ သဗ္ဗသော-အလုံးစုံကုန်သော၊ အာသဝဋ္ဌာနိယေဟိ-အာသဝ
 တို့၏တည်ရာ အကြောင်းဖြစ်ကုန်သော၊ ဓမ္မေဟိ-တေဘူမကတရားတို့မှ၊ ဗျန္တိ-
 ဘူတံ-ကင်းသောတဏှာ တည်းဟူသော အဆုံးအပိုင်းအခြား ရှိသည်ဖြစ်၍ဖြစ်
 သည်၊ ဝါ-ကင်းသောတဏှာ တည်းဟူသော အယုတ်တရား ရှိသည်ဖြစ်၍ဖြစ်
 သည်၊ ဟောတိ-၏၊ အာဝုဒသော-တို့၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊
 စိတ္တံ-သည်၊ ဝိဝေကနိန္ဒ-သည်၊ ဝိဝေကပေါဏံ-သည်၊ ဝိဝေကပဗ္ဗာရံ-သည်၊
 ဝိဝေကဋ္ဌံ-သည်၊ နေက္ခမ္မာဘိရတံ-သည်၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-
 ကုန်သော၊ အာသဝဋ္ဌာနိယေဟိ-ကုန်သော၊ ဓမ္မေဟိ-တို့မှ၊ ဗျန္တိဘူတံ-သည်၊
 ယမ္ပိဟောတိ-၏၊ ယံဗလံ-ကို၊ အာဂမ္မ-၍၊ ခိဏာသဝေါ-သော၊ ဘိက္ခု-

သည်၊ အာသဝါနံ-တို့၏၊ ခယံ-ကို၊ ပဋိဇာနာတိ-၏၊ ကိ-သို့၊ ပဋိဇာနာတိ-နည်း၊ မေ-အား၊ ဝါ-၏၊ အာသဝါ-တို့သည်၊ ခိဏာ-ကုန်ကုန်ပြီ၊ ဣတိ-သို့၊ ပဋိဇာနာတိ-၏၊ ဣဒမ္ပိဝိဝေကနိန္ဒတ္တံ-ဤ စိတ်၏ဝိဝေကသို့ ညွတ်သည်၏အဖြစ် သည်လည်း၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊ တံဗလံ-သည်၊ ဟောတိ-၏။ (၃)။

အာရုသော-တို့၊ ပုနစပရံ-အံ၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊ စတ္တာရော-ကုန်သော၊ သတိပဋ္ဌာနာ-သတိပဋ္ဌာန်တို့သည်၊ ဝါ-တို့ကို၊ ဘာဝိတာ-ဖြစ်စေအပ်ကုန်ပြီသည်၊ ဝါ-ပွားစေအပ်ကုန်ပြီသည်၊ သုဘာဝိတာ-ကောင်းစွာ ဖြစ်စေအပ်ကုန်ပြီသည်၊ ဝါ-ကောင်းစွာပွားစေအပ်ကုန်ပြီသည်၊ ဟောန္တိ-ကုန်၏၊ အာရုသော-တို့၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-သည်၊ စတ္တာရော-ကုန်သော၊ သတိပဋ္ဌာနာ-တို့သည်၊ ဝါ-တို့ကို၊ ဘာဝိတာ-ကုန်ပြီသည်၊ သုဘာဝိတာ-ကုန်ပြီသည်၊ ယမ္ပိဟောန္တိ-ကုန်၏၊ ယံဗလံ-သို့၊ အာဂမ္မ-၍၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊ အာသဝါနံ-တို့၏၊ ခယံ-ကို၊ ပဋိဇာနာတိ-၏၊ ကိ-သို့၊ ပဋိဇာနာတိ-နည်း၊ မေ-အား၊ ဝါ-၏၊ အာသဝါ-တို့သည်၊ ခိဏာ-ကုန်ကုန်ပြီ၊ ဣတိ-သို့၊ ပဋိဇာနာတိ-၏၊ ဣဒမ္ပိ-ဤ လေးပါးသော သတိပဋ္ဌာန်တို့ကို ပွားစေခြင်းသည်လည်း၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊ တံဗလံ-သည်၊ ဟောတိ-၏။ (၄)။

အာရုသော-တို့၊ ပုနစပရံ-အံ၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊ ပဉ္စ-ကုန်သော၊ ဣန္ဒြိယာနိ-ဣန္ဒြေ တို့သည်၊ ဝါ-တို့ကို၊ ဘာဝိတာနိ-ကုန်ပြီသည်၊ သုဘာဝိတာနိ-ကုန်ပြီသည်၊ ဟောန္တိ-ကုန်၏၊ အာရုသော-တို့၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-သည်၊ ပဉ္စ-ကုန်သော၊ ဣန္ဒြိယာနိ-တို့သည်၊ ဝါ-တို့ကို၊ ဘာဝိတာနိ-ကုန်ပြီသည်၊ သုဘာဝိတာနိ-ကုန်ပြီသည်၊ ယမ္ပိဟောန္တိ-ကုန်၏၊ ယံ ဗလံ-ကို၊ အာဂမ္မ-၍၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊ အာသဝါနံ-တို့၏၊ ခယံ-ကို၊ ပဋိဇာနာတိ-၏၊ ကိ-သို့၊ ပဋိဇာနာတိ-နည်း၊ မေ-အား၊ ဝါ-၏၊ အာသဝါ-တို့သည်၊ ခိဏာ-ကုန်ကုန်ပြီ၊ ဣတိ-သို့၊ ပဋိဇာနာတိ-၏၊ ဣဒမ္ပိ-ဤ လေးပါးသော ဣန္ဒြေတို့ကို ပွားစေခြင်း သည်လည်း၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-၏၊ တံဗလံ-သည်၊ ဟောတိ-၏။ (၅)။

အာရုသော-တို့၊ ပုနစပရံ-အံ၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-သည်၊ သတ္တ-ကုန်သော၊ ဗောဇ္ဈင်္ဂါ-ဗောဇ္ဈင်တို့သည်၊ ဝါ-တို့ကို၊ ဘာဝိတာ-ကုန်ပြီသည်၊ သုဘာဝိတာ-ကုန်ပြီသည်၊ ဟောန္တိ-ကုန်၏၊ အာရုသော-တို့၊ ခိဏာသဝဿ-သော၊ ဘိက္ခုနော-သည်၊ သတ္တ-ကုန်သော၊ ဗောဇ္ဈင်္ဂါ-တို့သည်၊ ဝါ-တို့ကို၊ ဘာဝိတာ-ကုန်ပြီသည်၊ သုဘာဝိတာ-ကုန်ပြီသည်၊ ယမ္ပိ ဟောန္တိ-ကုန်၏၊ ယံ ဗလံ-သို့၊ အာဂမ္မ-၍၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊

အာသဝါနံ၊ တို့၏၊ ခယံ-ကို၊ ပဋိဇာနာတိ-၏၊ ကိံ-သို့၊ ပဋိဇာနာတိ-နည်း၊
မေ-အား၊ ဝါ-၏၊ အာသဝါ-တို့သည်၊ ခိဏာ-ကုန်ပြီ၊ ဣတိ-သို့၊ ပဋိ-
ဇာနာတိ-၏၊ ဣဒမ္ပိ-ဤ ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွားစေခြင်းသည်လည်း၊
ခိဏာသဝယ-သော၊ ဘိက္ခုနော-၏၊ ဗံဗလံ-သည်၊ ဟောတိ-၏။ (၆)။

အာရုံသော-တို့၊ ပုနပရံ-အံ၊ ခိဏာသဝယ-သော၊ ဘိက္ခုနော-သည်၊
အရိယော-မြတ်သော၊ ဝါ-ကိလေသာမြို့မှူး ညစ်အကြေးမှ ကင်းဝေးစင်ကြယ်
သော၊ ဝါ-ကိလေသာတည်းဟူသော ရန်သူတို့၏ ကင်းကြောင်းဖြစ်သော၊
အဠာဂိကော-ရှစ်ပါးသော အင်္ဂါရှိသော၊ မဂ္ဂေါ-မဂ်သည်၊ ဝါ-ကို၊ ဘာဝိ-
တော-ပြီးသည်၊ သုဘာဝိတော- ပြီးသည်၊ ဟောတိ-၏၊ အာရုံသော- တို့၊
ခိဏာသဝယ-သော၊ ဘိက္ခုနော-သည်၊ အရိယော-သော၊ အဠာဂိကော-သော၊
မဂ္ဂေါ-သည်၊ ဝါ-ကို၊ ဘာဝိတော-သည်၊ သုဘာဝိတော-သည်၊ ယမ္ပိ ဟောတိ-
၏၊ ယံဗလံ-ကို၊ အာဂမ္မ-၍၊ ခိဏာသဝေါ-သော၊ ဘိက္ခု-သည်၊ အာသဝါနံ-
တို့၏၊ ခယံ-ကို၊ ပဋိဇာနာတိ-၏၊ ကိံ-သို့၊ ပဋိဇာနာတိ-နည်း၊ မေ-အား၊
ဝါ-၏၊ အာသဝါ-တို့သည်၊ ခိဏာ-ကုန်ပြီ၊ ဣတိ-သို့၊ ပဋိဇာနာတိ-၏၊ ဣဒမ္ပိ-
ဤမြတ်သော ရှစ်ပါးသော အင်္ဂါရှိသောမဂ်ကို ပွားစေခြင်းသည်လည်း၊ ခိဏာ-
သဝယ-သော၊ ဘိက္ခုနော-၏၊ ဗံဗလံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ သတ္တ-
ကုန်သော၊ ခိဏာသဝေဗလာနိ-ကုန်ပြီးသော အာသဝရှိသော ရဟန္တာပုဂ္ဂိုလ်၏
ဗလတို့သည်၊ သန္တိ-ကုန်၏၊ သတ္တ-ကုန်သော၊ ဣမေ ဓမ္မာ-ဤခိဏာသဝ ဗလ
တရားတို့ကို၊ သတ္တိကာတဗ္ဗာ-ကုန်၏။ (၇)။

ဣတိ-သို့၊ သတ္တ-ကုန်သော၊ သူတာ-ကုန်သော၊ တစ္ဆာ-ကုန်သော၊ ဓာထာ-
ကုန်သော၊ အဝိတထာ-ကုန်သော၊ အနညထာ-ကုန်သော၊ ဣမေဓမ္မာ-တို့ကို၊
သမ္မာ-စွာ၊ တထာဂတေန-သည်၊ အဘိသမ္ဗုဒ္ဓါ-ကုန်ပြီ။

‘ပဌမဘာဏဝါရော-သည်၊ နိဠိတော-ပြီ။’



အဠာ ဓမ္မာ

၃၅၈။ အဠာ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏။ ပ ။ အဠာ-
ကုန်သော၊ ဓမ္မာ-တို့ကို၊ သတ္တိကာတဗ္ဗာ-ကုန်၏။

(က) ကထမေ-ကုန်သော၊ အဠာ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-
ကုန်သည်၊ အဠာ-ကုန်သော၊ ဟောတု-အကြောင်းတို့သည်၊ အဠာ-ကုန်သော၊
ပစ္စယာ-အကြောင်းတို့သည်၊ အပ္ပဋိလဒ္ဓါယ-မရအပ်သေးသော၊ အာဒိဗြဟ္မစရိ-
ယိကာယ-မဂ္ဂုဗြဟ္မစရိယ၏ အစဖြစ်၍ဖြစ်သော၊ ဝါ-အဠာဂိကမဂ်ဟု ဆိုအပ်

သော မြတ်သောအကျင့်၏ အစိတ်ဖြစ်၍ ဖြစ်သော၊ ပညာယ - တရုဏသမထ
 ဝိပဿနာပညာကို၊ ဝါ - သမ္မာဒိဋ္ဌိပညာကို၊ ပဋိလာဘာယ - ရခြင်းငှာလည်း
 ကောင်း၊ ပဋိလဒ္ဓါယ-ရအပ်ပြီးသော၊ အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-
 ၏၊ ဘိယျောဘာဝါယ-လွန်စွာတိုးပွားခြင်းငှာလည်းကောင်း၊ ဝေပုလ္လာယ-
 မြန်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း၊ ဘာဝနာယ-၏၊
 ပါရိပူရိယာ-ပြည့်စုံ လုံလောက်ခြင်းငှာ လည်းကောင်း၊ သံဝတ္တန္တိ-ဖြစ်ကုန်၏၊
 ကတမေ-အဘယ်မည်ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဟေတု-တို့သည်၊ အဋ္ဌ-ကုန်
 သော၊ ပစ္စယာ-တို့သည်၊ အပုဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊
 ပညာယ-ကို၊ ပဋိလာဘာယ-ငှာလည်းကောင်း၊ ပဋိလဒ္ဓါယ-သော၊ အာဒိ-
 ဗြဟ္မစရိယိကာယ-သော၊ ပညာယ-၏၊ ဘိယျောဘာဝါယ-ငှာလည်းကောင်း၊
 ဝေပုလ္လာယ- ငှာလည်းကောင်း၊ ဘာဝနာယ- ၏၊ ပါရိပူရိယာ- ငှာလည်း
 ကောင်း၊ သံဝတ္တန္တိ-ကုန်သနည်း။



အာဝုသော-တို့၊ ဣဓဏ္ဏမသ္မိံ သာသနေ-၌၊ ဘိက္ခု-သည်၊ ယတ္ထ ယသ္မိံ သတ္ထ-
 ရိဝါ-အကြင်မြတ်စွာဘုရား၌သော်လည်းကောင်း၊ ယတ္ထယသ္မိံ သဗြဟ္မစရိမ္ပိဝါ-
 အကြင် သီတင်းသုံးဖော်၌ သော်လည်းကောင်း၊ အဿဘိက္ခုနော- ၏၊ တိဗ္ဗ-
 ထကံသော၊ ဝါ-အားရှိသော၊ ဟိဓောတ္ထပုံစ-ဟိရိ သြတ္တပု သည်လည်းကောင်း၊
 ပေမဉ္ဇ-ငါးပါးသော ကာမဂုဏ်တည်းဟူသောအိမ်ကို မှီ၍ဖြစ်သော ချစ်ခြင်း
 နှင့်တူသော မြဲမြံသောဆည်းကပ်ခြင်းသည်လည်းကောင်း၊ ဂါရဝေါစ-အလေး
 ပြုတတ်သောပုဂ္ဂိုလ်၏ဥစ္စာဖြစ်သောအလေးပြုခြင်းကိရိယာသည်လည်းကောင်း၊
 ပစ္စုပဋိတံ - ရှေးရှုတည်သည်၊ ဟောတိ- ၏၊ တံသတ္တာရံဝါ- ကိုသော်လည်း
 ကောင်း၊ အညကရံ-သော၊ ဂရုဋ္ဌာနိယံ-သော၊ တံသဗြဟ္မစရိံ ဝါ-ကိုသော်
 လည်းကောင်း၊ ဥပနိဿာယ- မှီ၍၊ ဝိဟရတိ- နေ၏၊ ပဌမော-သော၊ အယ်
 ဟေတု-ဤ သပ္ပုရိသုပနိဿာယဟူသောအကြောင်းသည်၊ ပဌမော-သော၊ အယ်
 ပစ္စယော-သည်၊ အပုဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-
 ကို၊ ပဋိလာဘာယ-ငှာလည်းကောင်း၊ ပဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိ-
 ကာယ-သော၊ ပညာယ-၏၊ ဘိယျောဘာဝါယ-ငှာလည်းကောင်း၊ ဝေပုလ္လာယ-
 ငှာလည်းကောင်း၊ ဘာဝနာယ-၏၊ ပါရိပူရိယာ-ငှာလည်းကောင်း၊ သံဝတ္တန္တိ-
 ၏။ (၅)။

အာဝုသော-တို့၊ ပုနံစပရံ-တစ်မျိုး တခြား ဟေတုပစ္စယ တစ်ပါးကိုလည်း
 ထင်ရှားတစ်ဖန် ဟောထားခဲ့ပြန်အံ့၊ ဘိက္ခု-သည်၊ ယတ္ထယသ္မိံ သတ္ထရိဝါ-၌
 သော်လည်းကောင်း၊ ယတ္ထယသ္မိံ သဗြဟ္မစရိမ္ပိဝါ- ၌ သော် လည်း ကောင်း၊
 အဿဘိက္ခုနော-၏၊ တိဗ္ဗ-သော၊ ဟိဓောတ္ထပုံစ-သည်လည်းကောင်း၊ ပေမဉ္ဇ-
 သည်လည်းကောင်း၊ ဂါရဝေါစ-သည်လည်းကောင်း၊ ပစ္စုပဋိတံ-သည်၊ ဟောတိ-

၏။ တံသတ္ထာရံဝါ - ကိုသော်လည်းကောင်း၊ အညတရံ သော၊ ဂရုဋ္ဌာနိယံ-
 သော၊ တံသဗြဟ္မစာရီဝါ - ကိုသော်လည်းကောင်း၊ ဥပနိဿာယ- ရှိ၊ ဝိဟရတိ-
 ၏။ တေ သတ္ထာရ သဗြဟ္မစာရီနေဝ-ထို့ မြတ်စွာဘုရား သီတင်းသုံးဖော် တို့ကို၊
 ဝါ-တို့သို့၊ ကာလေနကာလံ-ရံခါရံခါ၊ ဝါ-ရံဖန်ရံဖန်၊ ဝါ-ဘင့်လျော်မလျောက်
 ပတ် တောင်းမြတ်သော အခါအခါ၌၊ ဥပသင်္ကမိတော-ချဉ်းကပ်၍၊ ပရိပုစ္ဆတိ-
 အဖန်ဖန်မေးမြန်း၏။ ပရိပုစ္ဆတိ-အဖန်ဖန်စုံစမ်း ထောက်လှမ်းမေးမြန်း၏။ ကံ-
 သို့၊ ပရိပုစ္ဆတိ-နည်း၊ ပရိပုစ္ဆတိ-နည်း၊ ဘန္ဓေ-အရှင်ဘုရား၊ ဣဒံစနံ-ဤ
 သဒ္ဓါကို၊ ကထံ-အဘယ်သို့၊ ဝါ-အဘယ်ပုံ၊ ဝါ-အဘယ်သို့သော အပြား
 အားဖြင့်၊ ဂဟေတဗ္ဗံ-ဣဒံပပါသနည်း၊ ဣမသဝစနယ-ဤသဒ္ဓါ၏၊ အတ္တော-
 အနက်သည်၊ ကော-အဘယ်ပါနည်း၊ ဣတိ-သို့၊ ပရိပုစ္ဆတိ-၏၊ ပရိပုစ္ဆတိ-၏၊
 တဿဘိက္ခုနော-အား၊ 'တေအာယသ္မန္တော- ထိုအရှင်တို့သည်၊ အဝိဝဋ္ဌဉ္စေ-
 မဖွင့်အပ်သေးသောအနက်ကိုလည်း၊ ဝိဝရန္တိ-ဖွင့်ကြကုန်၏၊ အနတ္တာနိကတံစ-
 ပေါ်လွင်ထင်ရှားအောင် မပြုအပ်သေးသော အနက်ကိုလည်း၊ ဥတ္တာနိ-ပေါ်
 လွင်ထင်ရှားသည်ကို၊ ဝါ-ပေါ်လွင်ထင်ရှားအောင်၊ ကရောန္တိ-ကုန်၏၊ အနေက-
 ဝိဟိတေသု-များသောအပြားရှိကုန်သော၊ ဝါ-များသောအပြားတို့ဖြင့် ဖွင့်အပ်
 စီရင်အပ်ကုန်သော၊ ကင်္ခါဋ္ဌာနိယေသု-ယုံများခြင်း၏ တည်ရာအကြောင်း ဖြစ်
 ကုန်သော၊ ဓမ္မေသု-တို့၌၊ ကင်္ခါဋ္ဌာနိယေသု-ယုံများခြင်းကိုလည်း၊ ပဋိဝိနောဓန္တိ-ပယ်
 ဖျောက်ကြကုန်၏၊ ဒုတိယော-သော၊ အယံဟေတု-အဖန်ဖန် စုံစမ်းထောက်
 လှမ်း မေးမြန်းခြင်းဟူသောအကြောင်းသည်၊ ဒုတိယော-သော၊ အယံပစ္စယော-
 ဤ အဖန်ဖန် စုံစမ်း ထောက်လှမ်း မေးမြန်းခြင်း ဟူသော အကြောင်းသည်၊
 အပ္ပဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-ကို၊ မဋိလာ-
 ဘာယ-ငှာလည်းကောင်း၊ မဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊
 ပညာယ-၏၊ ဘိယျောဘဝါယ-ငှာလည်းကောင်း၊ ဝေပုဏ္ဏာယ-ငှာလည်း
 ကောင်း၊ ဘာဝနာယ-၏၊ ပါရိပုရိယာ-ငှာလည်းကောင်း၊ သံဝတ္ထတိ-၏။

(၂)

အာဝုသော-တို့၊ ပုနစပရိန္ဒာ၊ သိက္ခ-သည်၊ တံကမ္မံ-ထိုပရိယတ္တိတရားကို၊
 သုတော-ကြားနာရ၍၊ ကာယဝူပကာသေနစ-ကိုယ်၏ အပေါင်း အဖော်တို့မှ
 ဖွဲ့ခွာခြင်းနှင့်လည်းကောင်း၊ ဝိတ္တဝူပကာသေနစ-စိတ်၏ကိုလေသဒ္ဓါတို့မှ ဖွဲ့ခွာ
 ခြင်းနှင့်လည်းကောင်း၊ ဣတိ-သို့၊ ဒုယေန-နှစ်ပါးစုံသော၊ ဝူပကာသေန-
 အပေါင်းအဖော် ကိရောသာတို့မှ ဖွဲ့ခွာခြင်းနှင့်၊ သမ္ပာဒေတိ-ပြည့်စုံစေ၏။ တတိ-
 ယော-သော၊ အယံဟေတု-ဤ စာရားနာရခြင်း ဟူသော အကြောင်းသည်၊
 တတိယော-သော၊ အယံပစ္စယော-ဤ တရားနာရခြင်းဟူသောအကြောင်းသည်၊
 အပ္ပဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-ကို၊ ပဋိလာ-

ဘာယ-ဌာလည်းကောင်း၊ ပဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊
 ပညာယ-၏၊ ဘိယျောဘာဝါယ-ဌာလည်းကောင်း၊ ဝေပုလ္လာယ-ဌာလည်း
 ကောင်း၊ ဘာဝနာယ-၏၊ ပါရိပူရိယာ-ဌာလည်းကောင်း၊ သံဝတ္ထတိ-၏။
 (၃)။

အာဝုသော-တို့၊ ပုနစပရိ-အံ၊ ဘိက္ခု-သည်၊ သီလဝါ-သည်၊ ဟောတိ-၏၊
 ပါတိမောက္ခသံဝရသံဝုတော-သည်၊ အာစာရ ဂေါစရ သမ္ပန္နော-သည်၊ အဏု-
 မတ္တေသု-ကုန်သော၊ ဝဇ္ဇေသု-တို့၌၊ ဝါ-တို့ကြောင့်၊ ဘယဒဏ္ဍာဝိ-သည်၊
 ဟုတော-၍၊ ဝိဟရာဘိ-၏၊ သိက္ခာပဒေသု-တို့၌၊ ဝါ-တို့တွင်၊ တံတံသိက္ခာပဒေ-
 ကို၊ သမာဒါယ-၍၊ သိက္ခာတိ-၏၊ စတုတ္ထော-သော၊ အယံဟောတု-ဤ သီလ
 ရှိသည်၏အဖြစ် ဟူသောအကြောင်းသည်၊ စတုတ္ထော-သော၊ အယံပစ္စယော-
 ဤ သီလရှိသည်၏ အဖြစ် ဟူသော အကြောင်းသည်၊ အပ္ပဋိလဒ္ဓါယ-သော၊
 အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-ကို၊ ပဋိလာဘာယ-ဌာလည်းကောင်း၊
 ပဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-၏၊ ဘိယျော-
 ဘာဝါယ-ဌာလည်းကောင်း၊ ဝေပုလ္လာယ-ဌာလည်းကောင်း၊ ဘာဝနာယ-၏၊
 ပါရိပူရိယာ-ဌာလည်းကောင်း၊ သံဝတ္ထတိ-၏။ (၄)။

အာဝုသော-တို့၊ ပုနစပရိ-အံ၊ ဘိက္ခု - သည်၊ ဗဟုဿုတော-သည်၊ သုတ၊
 ဓရာ-သည်၊ သုတသန္တိစယော-သည်၊ ဟောတိ-၏၊ အာဒိကလျာဏာ-ကုန်
 သော၊ မဇ္ဈေ ကလျာဏာ-ကုန်သော၊ ပရိယောသာန ကလျာဏာ-ကုန်သော၊
 သာတ္ထာ-ကုန်သော၊ သဗျဉ္ဇနာ-ကုန်သော၊ ယေတေဓမ္မာ-တို့သည်၊ ကေဝလပရိ-
 ပုဏ္ဏံ-သော၊ ပရိသုဒ္ဓံ-သော၊ ဗြဟ္မစရိယံ-ကို၊ အဘိဝဒန္တိ-ကုန်၏၊ အယံဘိက္ခု-
 နော-သည်၊ တထာရူပါ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝါ-တို့ကို၊ ဗဟုဿုတော-
 ကုန်ပြီးသည်၊ ဓာတာ-ကုန်ပြီးသည်၊ ဝစသာ-ဖြင့်၊ ပရိစိတာ-ကုန်ပြီးသည်၊
 မနသာ-ဖြင့်၊ အနုပေက္ခိတာ-ကုန်ပြီးသည်၊ ဒိဋ္ဌိယာ-ဖြင့်၊ သုပ္ပဋိဝိဒ္ဓါ-ကုန်ပြီး
 သည်၊ ဟောန္တိ-ကုန်၏၊ ပဉ္စမော-သော၊ အယံဟောတု-ဤ များသော ကြား
 နာအပ်ပြီးသော ပရိယတ္တိရှိသည်၏အဖြစ် ဟူသောအကြောင်းသည်၊ ပဉ္စမော-
 သော၊ အယံပစ္စယော-ဤ များသော ကြားနာအပ်ပြီးသော ပရိယတ္တိရှိသည်၏
 အဖြစ်ဟူသောအကြောင်းသည်၊ အပ္ပဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-
 သော၊ ပညာယ-ကို၊ ပဋိလာဘာယ-ဌာလည်းကောင်း၊ ပဋိလဒ္ဓါယ-သော၊
 အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-၏၊ ဘိယျောဘာဝါယ-ဌာလည်း
 ကောင်း၊ ဝေပုလ္လာယ-ဌာလည်းကောင်း၊ ဘာဝနာယ-၏၊ ပါရိပူရိယာ-ဌာ
 လည်းကောင်း၊ သံဝတ္ထတိ-၏။ (၅)။



အာဝုသော-တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခု-သည၊ အကုသလာနံ-ကုန်သော၊
 ဓမ္မာနံ-တို့ကို၊ ပဟာနာယ-ဌာ လည်းကောင်း၊ ကုသလာနံ-ကုန်သော၊ ဓမ္မာနံ-
 တို့၏၊ ဥပသမ္ပဒါယ-ဌာ လည်းကောင်း၊ အာရဒ္ဓ ဝိရိယော-သည၊ ထာမဝါ-
 သည၊ ဒဠပရက္ကမော-သည၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့၌၊ ဝါ-တို့
 ကြောင့်၊ အနိက္ခိတ္တဓုဇော-သည၊ ဟုတော-၍၊ ဝိဟရတိ-၏၊ ဆဋ္ဌော-သော၊
 အယံ ဟေတု- ဤ အားထုတ်အပ်ပြီးသော ဝိရိယရှိသည်၏ အဖြစ်ဟူသော
 အကြောင်းသည်၊ ဆဋ္ဌော-သော၊ အယံ ပစ္စယော-ဤ အားထုတ်အပ်ပြီးသော
 ဝိရိယရှိသည်၏အဖြစ်ဟူသော အကြောင်းသည်၊ အပ္ပဋ္ဌိလဒ္ဓါယ-သော၊ အာဒိ-
 ဗြဟ္မစရိယိကာယ-သော၊ ပညာယ-ကို၊ ပဋိလာဘာယ-ဌာ လည်းကောင်း၊
 ပဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-၏၊ ဘိယျော
 ဘာဝါယ-ဌာ လည်းကောင်း၊ ဝေပုလ္လာယ-ဌာ လည်းကောင်း၊ သာဝနာယ-
 ၏၊ ပါရိပူရိယာ-ဌာ လည်းကောင်း၊ သံဝတ္ထတိ-၏။ (၆)။

အာဝုသော- တို့၊ ပုန စ ပရံ-အံ၊ ဘိက္ခု-သည၊ ပရမေန-သော၊ သတိ-
 နေပက္ကေန-နှင့်၊ သမန္နာဂစော-သည၊ စိရကတမ္ပိ-ကို လည်းကောင်း၊ စိရ-
 ဘာသိတမ္ပိ-ကို လည်းကောင်း၊ သရိတာ-သည၊ အနုဘာရိတာ-သည၊ ဟုတော-
 ၍၊ သတိမာ-သည၊ ဟောတိ-၏၊ သတ္တမော-သော၊ အယံ ဟေတု-ဤ
 အောက်မေ့တတ်သော သတိရှိသည်၏ အဖြစ်ဟူသော အကြောင်းသည်၊ သတ္တ-
 မော-သော၊ အယံ ပစ္စယော-ဤအောက်မေ့တတ်သော သတိရှိသည်၏ အဖြစ်
 ဟူသော အကြောင်းသည်၊ အပ္ပဋ္ဌိလဒ္ဓါယ-သော၊ အာဒိ ဗြဟ္မစရိယိကာယ-
 သော၊ ပညာယ-ကို၊ ပဋိလာဘာယ-ဌာ လည်းကောင်း၊ ပဋိလဒ္ဓါယ-သော၊
 အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-၏၊ ဘိယျောဘာဝါယ-ဌာ လည်း
 ကောင်း၊ ဝေပုလ္လာယ-ဌာ လည်းကောင်း၊ သာဝနာယ-၏၊ ပါရိပူရိယာ-ဌာ
 လည်းကောင်း၊ သံဝတ္ထတိ-၏။ (၇)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည၊ ပဉ္စသု-ကုန်သော၊ ဥပါဒါ-
 နက္ခန္ဓေသု-တို့၌၊ ဥပယဗ္ဗယဒနုပယိ-သည၊ ဟုတော-၍၊ ဝိဟရတိ-၏၊ ကိ-သို့၊
 ဥပယဗ္ဗယဒနုပယိ-သည၊ ဟုတော-၍၊ ဝိဟရတိ-နည်း၊ ရူပံ-သည၊ ဣတိ-၏၊
 ရူပဿ-၏၊ သမုဒယော-သည၊ ဣတိ-၏၊ ရူပဿ-၏၊ အတ္ထဂံမော-သည၊ ဣတိ-
 ၏၊ ဝေဒနာ-သည၊ ဣတိ-၏၊ ဝေဒနာယ-၏၊ သမုဒယော-သည၊ ဣတိ-၏၊
 ဝေဒနာယ-၏၊ အတ္ထဂံမော-သည၊ ဣတိ-၏၊ သညာ-သည၊ ဣတိ-၏၊
 သညာယ-၏၊ သမုဒယော-သည၊ ဣတိ-၏၊ သညာယ-၏၊ အတ္ထဂံမော-သည၊
 ဣတိ-၏၊ သင်္ခါရာ-တို့သည်၊ ဣတိ-ကုန်၏၊ သင်္ခါရာနံ-တို့၏၊ သမုဒယော-သည၊
 ဣတိ-၏၊ သင်္ခါရာနံ-တို့၏၊ အတ္ထဂံမော-သည၊ ဣတိ-၏၊ ဝိညာဏံ-သည၊
 ဣတိ-၏၊ ဝိညာဏဿ-၏၊ သမုဒယော-သည၊ ဣတိ-၏၊ ဝိညာဏဿ-၏။

အတ္တင်္ဂမော-သညံ၊ ဣတိ-၏ * ဣတိ-သို့၊ ဥဒယဗ္ဗယာနုပဿိ-သညံ၊ ဟုတွာ-
 ချံ၊ ဝိဟရတိ-၏၊ အဋ္ဌမော-သော၊ အယံ ဟေတု-ဤ ဥဒယဗ္ဗယဉာဏ်ဟူသော
 အကြောင်းလည်း၊ အဋ္ဌမော-သော၊ အယံ ပစ္စယော-သညံ၊ အပ္ပဋိဇ္ဇဒ္ဓါယ-
 သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-ကို၊ ပဋိလောဘာယ-ငှာ လည်း
 ကောင်း၊ ပဋိလဒ္ဓါယ-သော၊ အာဒိဗြဟ္မစရိယိကာယ-သော၊ ပညာယ-၏၊
 တိယျောဘာဝါယ-ငှာ လည်းကောင်း၊ ဝေပုလ္လာယ-ငှာ လည်းကောင်း၊ ဘာ-
 ဝနာယ-၏၊ ပါရိပုရိယာ-ငှာ လည်းကောင်း၊ သံစတ္တတိ-၏၊ အဋ္ဌ-ကုန်သော၊
 ဣမေ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏။ (၈)။

(ခ) ကတမေ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဘာဝေတဗ္ဗာ-
 ကုန်သနည်း၊ အရိယော-သော၊ အဋ္ဌင်္ဂိကော-သော၊ မဂ္ဂေါ-သည်၊ အတ္ထိ-၏၊
 သေယျထိဒိ-နည်း၊ သမ္မာဒိဋ္ဌိ-လည်းကောင်း၊ သမ္မာသင်္ကပ္ပော-လည်းကောင်း၊
 သမ္မာဝါစာ-လည်းကောင်း၊ သမ္မာကမ္မန္တော-လည်းကောင်း၊ သမ္မာအာဇီဝေါ-
 လည်းကောင်း၊ သမ္မာဝါယာမော-လည်းကောင်း၊ သမ္မာသတိ-လည်းကောင်း၊
 သမ္မာသမာဓိ-လည်းကောင်း၊ ဣတိ အယံ-တည်း၊ အဋ္ဌ-ကုန်သော၊ ဣမေဓမ္မာ-
 ဤ အဋ္ဌင်္ဂိကမင်္ဂတရားတို့ကို၊ ဘာဝေတဗ္ဗာ-ကုန်၏။

(ဂ) ကတမေ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေယျာ-
 ကုန်သနည်း၊ လစဘော စ-လည်းကောင်း၊ အလစဘော စ-လည်းကောင်း၊
 ယသော စ-လည်းကောင်း၊ အယသော စ-လည်းကောင်း၊ နိဗ္ဗာ စ-လည်း
 ကောင်း၊ ပသံသစ စ-လည်းကောင်း၊ သုခဉ္စ-လည်းကောင်း၊ ဒုက္ခဉ္စ စ-လည်း
 ကောင်း၊ ဣတိ-သို့၊ အဋ္ဌ-ကုန်သော၊ လောက ဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊
 အဋ္ဌ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ လောကဓံတရားတို့ကို၊ ပရိညေယျာ-ကုန်၏။

☸ (ဃ) ကတမေ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ-
 ကုန်သနည်း၊ မိစ္ဆာဒိဋ္ဌိ-လည်းကောင်း၊ မိစ္ဆာသင်္ကပ္ပော-လည်းကောင်း၊ မိစ္ဆာ
 ဝါစာ-လည်းကောင်း၊ မိစ္ဆာကမ္မန္တော-လည်းကောင်း၊ မိစ္ဆာအာဇီဝေါ-
 လည်းကောင်း၊ မိစ္ဆာဝါယာမော-လည်းကောင်း၊ မိစ္ဆာသတိ-လည်းကောင်း၊
 မိစ္ဆာသမာဓိ-လည်းကောင်း၊ ဣတိ-သို့၊ အဋ္ဌ-ကုန်သော၊ မိစ္ဆတ္တာ-တို့သည်၊
 သန္တိ-ကုန်၏၊ အဋ္ဌ-ကုန်သော၊ ဣမေဓမ္မာ-ဤ မိစ္ဆတ္တတရားတို့ကို၊ ပဟာတဗ္ဗာ-
 ကုန်၏။

(င) ကတမေ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဟာနဘာဂိ-
 ယာ-ကုန်သနည်း၊ အာပူသော-တို့၊ ဣမေ ဣမသ္မိံသာသနေ-ဦး၊ ဘိက္ခုနာ-သည်။

* ဗုဒ္ဓိချက် ။ ဣတိ-သို့၊ ဥဒယဗ္ဗယာနုပဿိ-သည်၊ ဟုတွာ-ဤ၊ ဝိဟရတိ-၏၊ ဤ
 အတ္တင်္ဂမောဟူသော ပါဠိဝယ် ဣတိသဒ္ဓါကျတတ်၏၊ ဣတိသဒ္ဓါရှိမှသင့်၏။

ကမ္ပံ-သည်၊ ဝါ-ကို၊ ကာတဗ္ဗံ-သည်၊ ဟောတိ-၏၊ တဿ ဘိက္ခုနော-အား၊
 ဧဝံ-သည်၊ ဟောတိ-၏၊ ကိံ-သို့၊ ဟောတိ-နည်း၊ မေ-သည်၊ ကမ္ပံ-သည်၊
 ဝါ-ကို၊ ကာတဗ္ဗံ-သည်၊ ဘဝိဿတိ-လတ္တံ၊ ကမ္ပံ-ကို၊ ကရောန္တဿ-သော၊
 မေ-၏၊ ကာယော-သည်၊ ကိလမိဿတိ-လတ္တံ၊ ဟန္တု-ယခု၊ အဟံ-သည်၊
 နိပဇ္ဇာမိ-အံ၊ ဣတိ ဧဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊
 သော ဘိက္ခု-သည်၊ နိပဇ္ဇတိ-၏၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာ လည်းကောင်း၊
 အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာ လည်းကောင်း၊ အသစ္စိကတဿ-ကို၊
 သစ္စိကိရိယာယ-ငှာ လည်းကောင်း၊ ဝီရိယံ-ကို၊ န အာရဘတိ-အားမထုတ်၊
 ဣဒံ-သည်၊ ပဌမံ-သော၊ ကုသိတဝတ္ထု-မည်၏။ (၁)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနာ-သည်၊ ကမ္ပံ-သည်၊ ဝါ-ကို၊ ကတံ-
 သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဧဝံ-သည်၊ ဟောတိ-၏၊ ကိံ-သည်၊
 ဟောတိ-နည်း၊ အဟံ-သည်၊ ကမ္ပံ-ကို၊ အကာသိ-ခဲပြီ၊ ကမ္ပံ-ကို၊ ကရောန္တဿ-
 သော၊ မေ-၏၊ ကာယော-သည်၊ ကိလန္တော-ခဲပြီ၊ ဟန္တု-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-
 အံ၊ ဣတိ ဧဝံ-သည်၊ ဟောတိ-၏၊ ဣတိ-၍၊ ပရိဝိတက္ကယိတော-၍၊ သော
 ဘိက္ခု-သည်၊ နိပဇ္ဇတိ-၏၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အန-
 ဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိ-
 ယာယ-ငှာလည်းကောင်း၊ ဝီရိယံ-ကို၊ နအာရဘတိ-မထုတ်၊ ဣဒံ-သည်၊ ဒုတိ-
 ယံ-သော၊ ကုသိတဝတ္ထု-မည်၏။ (၂)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနာ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-သို့၊
 ဂန္ထဗ္ဗော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဧဝံ-သည်၊ ဟောတိ-
 ၏၊ ကိံ-သည်၊ ဟောတိ-နည်း၊ မေ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-သို့၊ ဂန္ထဗ္ဗော-
 သည်၊ ဘဝိဿတိ-လတ္တံ၊ မဂ္ဂံ-သို့၊ ဂစ္ဆန္တဿ-သော၊ မေ-၏၊ ကာယော-သည်၊
 ကိလမိဿတိ-လတ္တံ၊ ဟန္တု-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိ ဧဝံ-သည်၊
 ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ နိပဇ္ဇတိ-၏။ ပ။
 ဝီရိယံ-ကို၊ နအာရဘတိ-မထုတ်၊ ဣဒံ-သည်၊ တတိယံ-သော၊ ကုသိတဝတ္ထု-
 မည်၏။ (၃)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနာ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-သို့၊
 ဂတော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဧဝံ-သည်၊ ဟောတိ-၏၊
 ကိံ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ မဂ္ဂံ-သို့၊ အဂမာသိ-ခဲပြီ၊ မဂ္ဂံ-သို့၊
 ဂစ္ဆန္တဿ-သော၊ မေ-၏၊ ကာယော-သည်၊ ကိလန္တော-ခဲပြီ၊ ဟန္တု-ခု၊ အဟံ-
 သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိ ဧဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-
 ၍၊ သောဘိက္ခု-သည်၊ နိပဇ္ဇတိ-၏။ ပ။ ဝီရိယံ-ကို၊ နအာရဘတိ-မထုတ်၊
 ဣဒံ-သည်၊ စတုတ္ထံ-သော၊ ကုသိတဝတ္ထု-မည်၏။ (၄)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဂါမံဝါ - သို့သော်လည်းကောင်း၊ နိဂမံဝါ-သို့သော်လည်းကောင်း၊ ပိဏ္ဍာယ-ဌာ၊ စရန္တော-သော်၊ လူဓယ-သော၊ ဘောဇနဿဝါ-၏ သော် လည်းကောင်း၊ ပဏိတဿ-သော၊ ဘောဇနဿဝါ-၏သော် လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊ နုလုဘတိ-မရ၊ တဿဘိက္ခုနော-အာ၊ ဧဝံ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊ နိဂမံဝါ-သို့သော်လည်းကောင်း၊ ပိဏ္ဍာယ-ဌာ၊ စရန္တော-သော်၊ လူဓယ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ပဏိတဿ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊ နာလတ္ထံ-ခဲ၊ တဿမေ-၏၊ ကာယော-သည်၊ ကိလန္တော-ပြီ၊ အကမ္မညော-ခဲ၊ ဟန္တ-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိဧဝံ-သည်၊ ဟောတိ-၏ ။ပ။ ဣဒံ-သည်၊ ပဉ္စမံ-သော၊ ကုသိတဝတ္ထု-မည်၏။ (၅)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊ နိဂမံဝါ-သို့သော်လည်းကောင်း၊ ပိဏ္ဍာယ-ဌာ၊ စရန္တော-သော်၊ လူဓယ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ပဏိတဿ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊ လဘတိ-၏၊ တဿဘိက္ခုနော-အာ၊ ဧဝံ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊ နိဂမံဝါ-သို့သော်လည်းကောင်း၊ ပိဏ္ဍာယ-ဌာ၊ စရန္တော-သော်၊ လူဓယ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ပဏိတဿ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပူရိ-ကို၊ အလတ္ထံ-ခဲပြီ၊ * မာသာစိတံ-သည်၊ ဂရုကံ-သည်၊ အကမ္မညံ-သည်၊ ဟောတိမညေ-သို့၊ တထာ-တူ၊ တဿမေ-၏၊ ကာယော-သည်၊ ဂရုကော-ခဲ၏၊ အကမ္မညော-ခဲ၊ ဟန္တ-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိဧဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ နိပဇ္ဇတိ-၏။ ပ ။ ဣဒံ-သည်၊ ဆဋ္ဌံ-သော၊ ကုသိတဝတ္ထု-မည်၏။ (၆)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အာ။ အပ္ပမတ္တကော-သော၊ အာဗာဓော-သည်၊ ဥပ္ပန္နော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အာ။ ဧဝံ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ မေ-အာ၊ အပ္ပမတ္တကော-

* မှတ်ချက်။ ။ တဿ မေ ကာယော ဂရုကော အကမ္မညော-ဟူသောဝါကျ၏ အခြားမဲ့၌ မာသာစိတံ မညေ- ဟု သိရှိစိသုတ် ဆဋ္ဌကုသိတ ဝတ္ထုခန်း၌ ပါရှိ၏။ ဤ၌လည်း ပါရှိမှ သင့်လျော်မည်။

သော၊ အာဗာဓော-သည်၊ ဥပ္ပန္နောဓေါ-သည်သော၊ နိပဇ္ဇိတုံ-ငှာ၊ ကပ္ပော-
 သည်၊ အတ္တိ-ခဲ၏၊ ဟန္တ-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိဇေ-သည်၊ ဟောတိ-
 ၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ နိပဇ္ဇတိ-၏။ ပ ။
 ဣဒံ-သည်၊ သတ္တမံ-သော၊ ကုသိတဝတ္ထု-မည်၏။ (၇)။

အာရုသော-တို့၊ ပုနုစပရံ-အံ၊ ဘိက္ခု- သည်၊ ဂိလာနုရုဋ္ဌိတော- သည်၊
 ဂေလညာ-မ္ပ၊ အစိရုဋ္ဌိတော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အာ၊
 ဇေ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ဂိလာနု-
 ဝုဋ္ဌိတော-သည်၊ ဂေလညာ-မ္ပ၊ အစိရုဋ္ဌိတော-သည်၊ အမိ-ခဲ၏၊ တဿမေ-
 ၏၊ ကာယော-သည်၊ ဒုဗ္ဗလော-ခဲ၊ အကမ္မဇော-ခဲ၊ နိပဇ္ဇိတုံ-ငှာ၊ ကပ္ပော-သည်၊
 အတ္တိ-၏၊ ဟန္တ-ခု၊ အဟံ-သည်၊ နိပဇ္ဇာမိ-အံ၊ ဣတိဇေ-သည်၊ ဟောတိ-၏၊
 ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သောဘိက္ခု-သည်၊ နိပဇ္ဇတိ-၏။ ပ ။ ဣဒံ-သည်၊
 အတ္တမံ-သော၊ ကုသိတဝတ္ထု-မည်၏။ (၈)။

ဣတိ-သို့၊ အဋ္ဌ-ကုန်သော၊ ကုသိတဝတ္ထု-နိ-တို့သည်၊ သန္တိ-ကုန်၏။

အဋ္ဌ-ကုန်သော၊ ဣမေဓမ္မာ-ဤ ကုသိတဝတ္ထုတရားတို့သည်၊ ဟာနဘာဂိ-
 ယာ-ကုန်၏။

(၉) ကတဓမ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝိဇောသဘာဂိယာ-
 ကုန်သနည်း၊ အာရုသော-တို့၊ ဣဇ္ဈမသ္မိံ သာသနေ-၍၊ ဘိက္ခုနာ-သည်၊ ကမ္မိ-
 သည်၊ ဝါ-ကို၊ ကာတမ္ပိ-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အာ၊ ဇေ-သည်၊
 ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ မေ-သည်၊ ကမ္မိ-သည်၊ ဝါ-ကို၊ ကာတမ္ပိ-
 သည်၊ ဘဝိဿတိ-လတ္တံ၊ ကမ္မိ-ကို၊ ကရောဇ္ဇောနု-သော၊ မေ-သည်၊ ပုဗ္ဗါနံ-တို့၏၊
 သာသနံ-ကို၊ မနုသိ-၍၊ ကာတုံ-ငှာ၊ နသုကရံ-ခဲ၊ ဟန္တ-ခု၊ အဟံ-သည်၊ အပ္ပ-
 တ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာ
 လည်းကောင်း၊ အသတ္ထိကတဿ-ကို၊ သတ္ထိကိရိယာယ-ငှာလည်းကောင်း၊ ဝိရိယံ-
 ကို၊ အာရဘာဓမိ-အံ၊ ဣတိဇေ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-
 ၍၊ သောဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိ-
 ဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊ အသတ္ထိကတဿ-ကို၊ သတ္ထိကိရိ-
 ယာယ-ငှာလည်းကောင်း၊ ဝိရိယံ-ကို၊ အာရဘာတိ-၏၊ ဣဒံ-သည်၊ ပဌမံ-
 သော၊ အာရမ္မဝတ္ထု-မည်၏။

အာရုသော-တို့၊ ပုနုစပရံ-အံ၊ ဘိက္ခုနာ-သည်၊ ကမ္မိ-သည်၊ ဝါ-ကို၊ ကတံ-
 သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အာ၊ ဇေ-သည်၊ ဟောတိ-၏၊ ကိ-
 သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ကမ္မိ-ကို၊ အကာသိ-ခဲပြီ၊ ကမ္မိ-ကို၊
 ကရောဇ္ဇော-သော၊ အဟံ-သည်၊ ပုဗ္ဗါနံ-တို့၏၊ သာသနံ-ကို၊ မနုသိကာတုံ-

ငှာ၊ နာသက္ခိ-ခဲ၊ ဟန္တ-ခု၊ အဟံ-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်း
 ကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊ အသတ္တိကဗာဏ-
 ကို၊ သတ္တိကိရိယာယ-ငှာလည်းကောင်း၊ ဝိရိယံ-ကို၊ အာရဘာမိ-အံ၊ ဣတိ-
 ဝေ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍။ သောဘိက္ခု-သည်၊
 အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-
 ငှာလည်းကောင်း၊ အသတ္တိကဗာဏ-ကို၊ သတ္တိကိရိယာယ-ငှာလည်းကောင်း၊
 ဝိရိယံ-ကို၊ အာရဘာမိ-၏၊ ဣဒံ-သည်၊ ဣတိယံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနာ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-သို့၊
 ဂန္တဗ္ဗော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဝေ-သည်၊ ဟောတိ-
 ၏၊ ကိ-သည်၊ ဟောတိ-နည်း၊ မေ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-သို့၊ ဂန္တဗ္ဗော-
 သည်၊ ဘဝိဿတိ-လတ္တံ၊ မဂ္ဂံ-သို့၊ ဂစ္ဆန္တေန-သော၊ မေ-သည်၊ ဗုဒ္ဓါနံ-တို့၏၊
 သာသနံ-ကို၊ မနသိကာတံ-ငှာ၊ နသုကရံ-ခဲ၊ ဟန္တ-ခု၊ အဟံ-သည်၊ ဝိရိယံ-
 ကို၊ အာရဘာမိ-အံ။ ပ။ ဣဒံ-သည်၊ ဣတိယံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနာ-သည်၊ မဂ္ဂေါ-သည်၊ ဝါ-သို့၊
 ဂတော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဝေ-သည်၊ ဟောတိ-၏၊
 ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ မဂ္ဂံ-သို့၊ အဂမာသိ-ခဲရပြီ၊ မဂ္ဂံ-သို့၊
 ဂစ္ဆန္တော-သော၊ အဟံ-သည်၊ ဗုဒ္ဓါနံ-တို့၏၊ သာသနံ-ကို၊ မနသိကာတံ-ငှာ၊
 နာသက္ခိ-ခဲ၊ ဟန္တ-ခု၊ အဟံ-သည်၊ ဝိရိယံ-ကို၊ အာရဘာမိ-အံ။ ပ။ ဣဒံ-သည်၊
 စတုတ္ထံ-သော၊ အာရမ္မဝတ္ထု-မည်၏။

☸ အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊
 နိဂမံဝါ-သို့သော်လည်းကောင်း၊ ပိဏ္ဏာယ-ငှာ၊ စရန္တော-သော်၊ လူဓဿ-
 သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ပဏီတဿ-သော၊ ဘောဇနဿ
 ဝါ-၏သော်လည်းကောင်း၊ ယာဝဇတ္ထံ-အောင်၊ ပါရိပူရိ-ကို၊ နလဘတိ-မရခဲ၊
 တဿဘိက္ခုနော-အား၊ ဝေ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊
 အဟံ-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊ နိဂမံဝါ-သို့သော်လည်းကောင်း၊
 ပိဏ္ဏာယ-ငှာ၊ စရန္တော-သော်၊ လူဓဿ-သော၊ ဘောဇနဿဝါ-၏သော်လည်း
 ကောင်း၊ ပဏီတဿ-သော၊ ဘောဇနဿဝါ-၏သော်လည်းကောင်း၊ ယာဝဇတ္ထံ-
 အောင်၊ ပါရိပူရိ-ကို၊ နာလတ္ထံ-ခဲ၊ တဿမေ-၏၊ ကာယော-သည်၊ လဟု-
 ကော-၏၊ ကမ္မညော-၏၊ ဟန္တ-ခု၊ အဟံ-သည်၊ ဝိရိယံ-ကို၊ အာရဘာမိ-အံ၊
 ပ။ ဣဒံ-သည်၊ ပဉ္စမံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊
 နိဂမံဝါ-သို့သော်လည်းကောင်း၊ ပိဏ္ဏာယ-ငှာ၊ စရန္တော-သော်၊ လူဓဿ-သော၊

ဘောဇနသံဝါ-၏သော်လည်းကောင်း၊ ပဏီတဿ-သော၊ ဘောဇနသံဝါ-
 ၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-အောင်၊ ပါရိပုရိ- ကို၊ လဘတိ-၏၊
 တဿဘိက္ခုနော-အား၊ ဧဝံ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊
 ဒးဟံ-သည်၊ ဂါမံဝါ-သို့သော်လည်းကောင်း၊ နိဂမံဝါ-သို့သော်လည်းကောင်း၊
 ပိဏ္ဏာယ-ငှာ၊ စရန္တော-သော်၊ လူဓဿ-သော၊ ဘောဇနသံဝါ-၏သော်လည်း
 ကောင်း၊ ပဏီတဿ-သော၊ ဘောဇနသံဝါ-၏သော်လည်းကောင်း၊ ယာဝဒတ္ထံ-
 အောင်၊ ပါရိပုရိ-ကို၊ အလတ္တံ-ခွဲပြီ၊ တဿမေ-၏၊ ကာယော-သည်၊ ဗလဝါ-
 ခဲ့၏၊ ကမ္မညော-ခွဲ၏၊ ဟန္တု-ခု၊ အဟံ-သည်၊ ဝီရိယံ-ကို၊ အာရတာမိ-အံ၊ ပ ။
 ဣဒံ-သည်၊ ဓဋ္ဌံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုဿော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခုနော-အား၊ အပ္ပမတ္တကော-သော၊
 အာဗာဓော-သည်၊ ဥပ္ပန္နော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊ ဧဝံ-
 သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ မေ-အား၊ အပ္ပမတ္တကော-
 သော၊ အဟံအာဗာဓော-သည်၊ ဥပ္ပန္နောခေါ-သည်သာ၊ ယံယေန ဌာနေန-
 ကြောင့်၊ မေ-အား၊ အာဗာဓော-သည်၊ ပဝဇေယျ-ရာ၏၊ တေဌာနံ-သည်၊
 ဝိဇ္ဇတိခေါပန-သည်သာ၊ ဟန္တု-ခု၊ အဟံ-သည်၊ ဝီရိယံ-ကို၊ အာရတာမိ-အံ၊
 ။ ပ ။ ဣဒံ-သည်၊ သတ္တမံ-သော၊ အာရမ္မဝတ္ထု-မည်၏။

အာဝုဿော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဂိလာနဝုဋ္ဌိတော-သည်၊
 ဂေလညာ-မူ၊ အစိရဝုဋ္ဌိတော-သည်၊ ဟောတိ-၏၊ တဿဘိက္ခုနော-အား၊
 ဧဝံ-သည်၊ ဟောတိ-၏၊ ကိ-သည်၊ ဟောတိ-နည်း၊ အဟံ-သည်၊ ဂိလာန-
 ဝုဋ္ဌိတော-သည်၊ ဂေလညာ - မူ၊ အစိရဝုဋ္ဌိတော- သည်၊ အမိ-ခွဲ၏၊ ယံယေန
 ဌာနေန-ကြောင့်၊ မေ- ၏၊ အာဗာဓော-သည်၊ ပစ္စုဒါဝတ္ထေယျ-ရာ၏၊ တေ
 ဌာနံ-သည်၊ ဝိဇ္ဇတိခေါပန-သည်သာ၊ ဟန္တု-ခု၊ အဟံ-သည်၊ အပ္ပတ္တဿ-သို့၊
 ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊ အဓိဂမာယ-ငှာလည်းကောင်း၊
 အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ငှာလည်းကောင်း၊ ဝီရိယံ-ကို၊ အာရတာ
 မိ-အံ၊ ဣတိဧဝံ-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ပရိဝိတက္ကယိတော-၍၊ သော
 ဘိက္ခု-သည်၊ အပ္ပတ္တဿ-သို့၊ ပတ္တိယာ-ငှာလည်းကောင်း၊ အနဓိဂတဿ-ကို၊
 အဓိဂမာယ-ငှာလည်းကောင်း၊ အသစ္စိကတဿ-ကို၊ သစ္စိကိရိယာယ-ငှာလည်း
 ကောင်း၊ ဝီရိယံ-ကို၊ အာရတာတိ-၏၊ ဣဒံ-သည်၊ အဋ္ဌမံ-သော၊ အာရမ္မဝတ္ထု-
 မည်၏၊ ဣတိ-သို့၊ အဋ္ဌ-ကုန်သော၊ အာရမ္မဝတ္ထု-ကို-တို့သည်၊ သန္တိ-ကုန်၏၊
 အဋ္ဌ-ကုန်သော၊ ဣမေဓမ္မာ-ဤအာရမ္မဝတ္ထုတရားတို့သည်၊ ဝိသေသဘာဂိယာ-
 ကုန်၏။

(ဆ) ကဿမေ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဒုပ္ပဋိဝိဇ္ဇာ-ကုန်
 သနည်း၊ အာဝုဿော-တို့၊ ဣဒံ ဣမသ္မိံ လောကေ-၍၊ အရဟံ-သော၊ သမ္မာ-

သမ္ပုဇ္ဈေါ-သော၊ တထာဂတော ဝ-သညလည်း၊ ဥပ္ပုဇ္ဈော-သည၊ ဟောတိ-၏၊
 တေန တထာဂတေန-သည၊ ဩပသမိကော-သော၊ ပရိနိဗ္ဗာနိကော-သော၊
 သမ္မောဓဂါမိ-သော၊ သုဂတပုဇေဒိတော-သော၊ ဓမ္မော စ-ကိုလည်း၊ ဒေသိ-
 ယတိ-အပ်၏၊ အယံ စ ပုဂ္ဂလော-သညလည်း၊ နိရယံ ဥပ-ဉ္စ၊ ပဇ္ဇော-သည၊
 ဟောတိ-၏၊ အယံ-သည၊ ဗြဟ္မစရိယဝါသာယ-ဌာ၊ ပဌမော-သော၊ အက္ခ-
 ဏော-တည်း၊ အသမယော-တည်း၊ အာဝုသော-တို့၊ ပုနစပရံ-အံ၊ လောကေ-
 ဉ္စ၊ အရဟံ-သော၊ သမ္ပုဇ္ဈေါ-သော၊ တထာဂတော စ-သညလည်း၊
 ဥပ္ပုဇ္ဈော-သည၊ ဟောတိ-၏၊ တေန တထာဂတေန-သည၊ ဩပသမိကော-
 သော၊ ပရိနိဗ္ဗာနိကော-သော၊ သမ္မောဓဂါမိ-သော၊ သုဂတပုဇေဒိတော-
 သော၊ ဓမ္မော စ-ကိုလည်း၊ ဒေသိယတိ-အပ်၏၊ အယံ စ ပုဂ္ဂလော-သညလည်း၊
 တိရစ္ဆာနယောနိ ဥပ-ဉ္စ၊ ပဇ္ဇော-သည၊ ဟောတိ-၏၊ အယံ-သည၊ ဗြဟ္မစရိယ-
 ဝါသာယ-ဌာ၊ ဒုတိယော-သော၊ အက္ခဏော-တည်း၊ အသမယော-တည်း၊
 အာဝုသော-တို့၊ ပုနစပရံ-အံ၊ (ပေယျာလကို သင်္ဂတိသုတ်၌ကဲ့သို့ပင် ဖော်၍
 ယောဇနာရမည။) ပေတ္ထိဝိသယံဥပ-ဉ္စ၊ ဖဇ္ဇော-သည၊ ဟောတိ-၏၊ အယံ-
 သည၊ ဗြဟ္မစရိယဝါသာယ-ဌာ၊ တတိယော-သော၊ အက္ခဏော-တည်း၊ အသ-
 မယော-တည်း၊ အာဝုသော-တို့၊ ပုနစပရံ-အံ၊ ။ပ။ အညတရံ-သော၊ ဒီသာ-
 ယုကံ-သော၊ ဒေဝနိကာယံ ဥပ-ဉ္စ၊ ပဇ္ဇော-သည၊ ဟောတိ-၏၊ အယံ-သည၊
 ဗြဟ္မစရိယဝါသာယ-ဌာ၊ စတုတ္ထော-သော၊ အက္ခဏော-တည်း၊ အသ-
 မယော-တည်း။



အာဝုသော-တို့၊ ပုနစပရံ-အံ၊ ။ပ။ ပစ္စန္ဒိမေသု-ကုန်သော၊ ဇနပဒေသု-
 တို့၌၊ - ပစ္စာဇာတော-သည၊ ဟောတိ-၏၊ ယတ္ထ ယေသု မိလက္ခေသု-တို့၌၊
 ဘိက္ခုနံ-တို့၏ လည်းကောင်း၊ ဘိက္ခုနိနံ-တို့၏ လည်းကောင်း၊ ဥပါသကာနံ-
 တို့၏ လည်းကောင်း၊ ဥပါသိကာနံ-တို့၏ လည်းကောင်း၊ ဂတိ-သည၊ နတ္ထိ-
 မရိ၊ အဝိညာတာရေသု-ကုန်သော၊ တေသု မိလက္ခေသု-တို့၌၊ ပစ္စာဇာတော-
 သည၊ ဟောတိ-၏၊ အယံ-သည၊ ဗြဟ္မစရိယဝါသာယ-ဌာ၊ ပဉ္စမော-သော၊
 အက္ခဏော-တည်း၊ အသမယော-တည်း။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ။ပ။ အယံ စ ပုဂ္ဂလော-သညလည်း၊ မဇ္ဈိ-
 မေသု-ကုန်သော၊ ဇနပဒေသု-တို့၌၊ ပစ္စာဇာတော-သည၊ ဟောတိ-၏၊ သော
 စ ပုဂ္ဂလော-သညလည်း၊ ဒိန္နံ-သည၊ နတ္ထိ-မရိ၊ ။ပ။ ပဝေဒေန္တိ-ကုန်၏၊ တေ
 သမဏဗြာဟ္မဏာ-တို့သည်၊ နတ္ထိ-မရိ၊ ဣကံ-သို့၊ မိစ္ဆာဒိဋ္ဌိကော-သည၊ ဝိပရိတ
 ဒဿနော-သည၊ ဟောတိ-၏၊ အယံ-သည၊ ဗြဟ္မစရိယဝါသာယ-ဌာ၊ ဆဋ္ဌော-
 သော၊ အက္ခဏော-တည်း၊ အသမယော-တည်း။

အာရုံသော-တို့၊ ပုနုပရံ-အံ၊ ။ပ။ အယဉ္ဇ ပုဂ္ဂလော-သည်လည်း၊ မဇ္ဈိ-
 မေသု-ကုန်သော၊ ဇနုပဒေသု-တို့၌၊ ပစ္စာဇာတော-သည်၊ ဟောတိ-၏၊ သော
 စ ပုဂ္ဂလော-သည်လည်း၊ ဒုပ္ပညော-သည်၊ ဧဋ္ဌော-သည်၊ ဧဋ္ဌမူဂေါ-သည်၊
 သုဘာသိတဒုပ္ပာသိတာနံ-တို့၏၊ အတ္ထံ-ကို၊ အညာတုံ-ငှာ၊ နပုဂ္ဂိုဗလော-သည်၊
 ဟောတိ-၏၊ အယံ- သည်၊ ဗြဟ္မစရိယဝါသာယ-ငှာ၊ သတ္တမော-သော၊
 အက္ခဏော-တည်း၊ ဒသမယော-တည်း။

အာရုံသော-တို့၊ ပုနုပရံ-အံ၊ ။ပ။ အယံ စ ပုဂ္ဂလော-သည်လည်း၊ မဇ္ဈိ-
 မေသု-ကုန်သော၊ ဇနုပဒေသု-တို့၌၊ ပစ္စာဇာတော-သည်၊ ဟောတိ-၏၊ သော
 စ ပုဂ္ဂလော-သည်လည်း၊ ပညဝါ-သည်၊ အဇဋ္ဌော-သည်၊ အနေဋ္ဌမူဂေါ-
 သည်၊ သုဘာသိတဒုပ္ပာသိတာနံ-တို့၏၊ အတ္ထံ-ကို၊ အညာတုံ-ငှာ၊ ပုဂ္ဂိုဗလော-
 သည်၊ ဟောတိ-၏၊ အယံ-သည်၊ ဗြဟ္မစရိယဝါသာယ-ငှာ၊ အဋ္ဌမော-သော၊
 အက္ခဏော-တည်း၊ ဒသမယော-တည်း။

ဣတိ-သို့၊ ဗြဟ္မစရိယဝါသာယ-ငှာ၊ အဋ္ဌ-ကုန်သော၊ အက္ခဏာ-တို့သည်၊
 ဒသမယာ-တို့သည်၊ သန္တိ-ကုန်၏၊ အဋ္ဌ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ အက္ခဏ
 တရားတို့ကို၊ ဒုပ္ပဋိဝိဇ္ဇာ-ကုန်၏။

(၉) ကတမေ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေတဗ္ဗာ-
 ကုန်သနည်း၊ အယံဓမ္မာ-ဤကိုးပါးသောလောကုတ္တရာတရားသည်၊ အပ္ပိစ္ဆယ-
 ပစ္စည်း၊ ပဋိဝေဓ၊ ပရိယတ္တိ၊ ဓူတင်တို့၌ ကင်းသော အလိုရှိသော၊ ပုဂ္ဂလဿ-
 ပုဂ္ဂိုလ် အားသာ၊ သမ္ပုဇ္ဇတိ- ပြည့်စုံနိုင်၏၊ အယံ ဓမ္မာ- ဤ ကိုးပါးသော
 လောကုတ္တရာ တရားသည်၊ မဟိစ္ဆဿ-ကြီးသော အလိုရှိသော၊ ဝါ-များသော
 ပစ္စည်းဝတ္ထုတို့ကို အလိုရှိသော၊ ပုဂ္ဂလဿ-အား၊ န သမ္ပုဇ္ဇတိ-မပြည့်စုံနိုင်၊ အယံ
 ဓမ္မာ-သည်၊ သန္တုဋ္ဌဿ-တရားနှင့်အညီ ရောင့်ရဲသော၊ ပုဂ္ဂလဿ-အားသာ၊
 သမ္ပုဇ္ဇတိ-နိုင်၏၊ အယံ ဓမ္မာ-သည်၊ အသန္တုဋ္ဌဿ-တရားနှင့်အညီ မရောင့်ရဲ
 သော၊ ပုဂ္ဂလဿ-အား၊ န သမ္ပုဇ္ဇတိ-နိုင်၊ အယံ ဓမ္မာ-သည်၊ ပဝိဝိတ္တဿ-
 ကာယ၊ စိတ္တ၊ ဥပဓိဝိဝေကဟူသော အပြားတို့ဖြင့် အပေါင်းအဖော် ကိလေသာ
 တို့မှကင်းဆိတ်သော၊ ပုဂ္ဂလဿ-အားသာ၊ သမ္ပုဇ္ဇတိ-နိုင်၏၊ အယံ ဓမ္မာ-သည်၊
 သင်္ဂဏိကာရာမဿ - အပေါင်းအဖော် ကိလေသာတို့နှင့် ရောနှောဆက်ဆံခြင်းဟူ
 သော မွေ့လျော်ရာရှိသော၊ ပုဂ္ဂလဿ-အား၊ န သမ္ပုဇ္ဇတိ-နိုင်၊ အယံဓမ္မာ-သည်၊
 အာရဒ္ဒဝိရိယဿ-ကယ်ကဝိရိယ၊ စေတသိကဝိရိယ၏အစွမ်းအားဖြင့် အားထုတ်
 အပ်ပြီးသော ဝိရိယရှိသော၊ ပုဂ္ဂလဿ-အားသာ၊ သမ္ပုဇ္ဇတိ-နိုင်၏၊ အယံဓမ္မာ-
 သည်၊ ကုသိကဿ-စက်ဆုပ်အပ်စွာ တွန့်တိုးဆုတ်နစ်တတ်သော၊ ပုဂ္ဂလဿ-အား၊
 န သမ္ပုဇ္ဇတိ-နိုင်၊ အယံဓမ္မာ-သည်၊ ဥပဋ္ဌိတဿတိဿ-အာရုံသို့ကပ်၍တည်သော

သတိရှိသော၊ ပုဂ္ဂလဿ-အားသာ၊ သမ္ပဇ္ဇတိ-နိုင်၏၊ အယံဓမ္မော-သည်၊ မုဋ္ဌဿ-
 တိဿ-ပျောက်ပျက်သောသတိရှိသော၊ ပုဂ္ဂလဿ-အား၊ နသမ္ပဇ္ဇတိ-နိုင်၊ အယံ
 ဓမ္မော-သည်၊ သမာဟိတဿ-ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့ဖြင့် ကောင်းစွာ
 အာရုံ၌ ထားအပ်ပြီးသော စိတ်ရှိသော၊ ပုဂ္ဂလဿ-အားသာ၊ သမ္ပဇ္ဇတိ-နိုင်၏၊
 အယံဓမ္မော-သည်၊ အသမာဟိတဿ- ဥပစာရသမာဓိ၊ အပ္ပနာ သမာဓိတို့ဖြင့်
 ကောင်းစွာအာရုံ၌ထားအပ်ပြီးသောစိတ်မရှိသော၊ ပုဂ္ဂလဿ-အား၊ နသမ္ပဇ္ဇတိ-
 နိုင်၊ အယံဓမ္မော-သည်၊ ပညဝတေဒ-ကမ္မဿကတ ပညာရှိသော၊ ပုဂ္ဂလဿ-
 အားသာ၊ သမ္ပဇ္ဇတိ-နိုင်၏၊ အယံဓမ္မော-သည်၊ ဒုပ္ပညဿ-ကမ္မဿကတပညာ
 မရှိသော၊ ပုဂ္ဂလဿ-အား၊ နသမ္ပဇ္ဇတိ-နိုင်၊ အယံဓမ္မော-သည်၊ နိပ္ပပဉ္ဇဿ-
 မိမိကိန်းရာသတ္တဝါ၏ ခန္ဓာအစဉ်ကို သံသရာ၌ ကြွမြင့်စေတတ် ချဲ့ထွင်တတ်
 သော တဏှာ၊ မာန၊ ဒိဋ္ဌိ မရှိသော၊ ပုဂ္ဂလဿ-အားသာ၊ သမ္ပဇ္ဇတိ-နိုင်၏၊ အယံ
 ဓမ္မော-သည်၊ ပပဉ္ဇာရာမဿ-မိမိကိန်းရာ သတ္တဝါ ခန္ဓာအစဉ်ကို သံသရာ၌
 ကြွမြင့်စေတတ် ချဲ့ထွင်တတ်သော တဏှာ၊ မာန၊ ဒိဋ္ဌိဟူသော မွေ့လျော်ရာရှိ
 သော၊ ပုဂ္ဂလဿ-အား၊ နသမ္ပဇ္ဇတိ-နိုင်၊ ဣတိ-သိ၊ အဋ္ဌ-ကုန်သော၊ မဟာ-
 ပုရိသ ဝိကဏ္ဍာ-မဟာပုရိသဝိတက်တို့သည်၊ ဝါ-မြတ်သောယောကျ်ား၏ဝိတက်
 တို့သည်၊ သန္တိ-ကုန်၏၊ အဋ္ဌ-ကုန်သော၊ ဣမေဓမ္မာ-ဤမဟာပုရိသဝိတက်ထရား
 တို့ကို၊ ဥပ္ပာဒေတဗျာ-ကုန်၏။

(ဈ) ကတဓေ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့ကို၊ အဘိညေယျာ-
 အပ်ကုန်သနည်း၊ ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ ရူပသည်-သည်၊
 ဟုတော-၍၊ ဗဟိဒ္ဓါ-ကုန်သော၊ ပရိတ္တာနိ-ကုန်သော၊ သုဝဏ္ဏဒဗ္ဗဏ္ဍာနိ-ကုန်
 သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ တာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-
 သည်၊ ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေဝံသည်-သည်၊ ဟောတိ-
 ၏၊ ဣဒံ-သည်၊ ပဌမိ-သော၊ အဘိဘာယတနံ-မည်၏။

ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ ရူပသည်-သည်၊ ဟုတော-၍၊
 ဗဟိဒ္ဓါ-ကုန်သော၊ အပ္ပမာဏာနိ- ကုန်သော၊ သုဝဏ္ဏဒဗ္ဗဏ္ဍာနိ- ကုန်သော၊
 ရူပါနိ-တို့ကို၊ ပဿတိ-၏၊ တာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊
 ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေဝံသည်-သည်၊ ဟောတိ-၏၊
 ဣဒံ-သည်၊ ဗုတိယံ-သော၊ အဘိဘာယတနံ-မည်၏။

ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသည်-သည်၊ ဟုတော-၍၊
 ဗဟိဒ္ဓါ- ကုန်သော၊ ပရိတ္တာနိ - ကုန်သော၊ သုဝဏ္ဏဒဗ္ဗဏ္ဍာနိ - ကုန်သော၊
 ရူပါနိ-တို့ကို၊ ပဿတိ-၏၊ တာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊
 ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေဝံသည်-သည်၊ ဟောတိ-၏၊
 ဣဒံ-သည်၊ ဗုတိယံ-သော၊ အဘိဘာယတနံ-မည်၏။

ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-၍၊
ဗဟိဒ္ဓါ-ကုန်သော၊ အပ္ပမာဏာနိ- ကုန်သော၊ သုဝဏ္ဏဒဗ္ဗဏ္ဍာနိ - ကုန်သော၊
ရူပါနိ-တို့ကို၊ ပဿတိ-၏၊ ဘာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ- သည်၊
ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေသညီ-သည်၊ ဟောတိ-၏၊
ဣဒံ-သည်၊ စတုတ္ထံ-သော၊ အဘိဘာယတနံ-မည်၏။

ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-၍၊
ဗဟိဒ္ဓါ-ကုန်သော၊ နိလောနိ-ကုန်သော၊ နိလဝဏ္ဏာနိ-ကုန်သော၊ နိလနိဒဿ-
နာနိ-ကုန်သော၊ နိလနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ သေယျ-
ထာပိနာမ-မည်သည်၊ ဥမာပုပ္ဖံ-သည်၊ နိလံ-သည်၊ နိလဝဏ္ဏံ-သည်၊ နိလနိ-
ဒဿနံ-သည်၊ နိလနိဘာသံ-သည်၊ ဟောတိသေယျထာပိဝါ- သို့သော်လည်း
ကောင်း၊ ဗာရာဏသေယျဏံ-သော၊ ဥဘတောဘာဂဝိမဋ္ဌံ-သော၊ တံဝတ္ထံ-သည်၊
နိလံ-သည်၊ နိလဝဏ္ဏံ-သည်၊ နိလနိဒဿနံ-သည်၊ နိလနိဘာသံ-သည်၊ ဟောတိ-
သေယျထာပိဝါ-သို့သော်လည်းကောင်း၊ ဧဝမေဝံ-သာလျှင်၊ ဧကော-သော၊
ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-၍၊ ဗဟိဒ္ဓါ-ကုန်သော၊
နိလောနိ-ကုန်သော၊ နိလဝဏ္ဏာနိ-ကုန်သော၊ နိလနိဒဿနာနိ-ကုန်သော၊ နိလနိ-
ဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ ဘာနိရူပါနိ-တို့ကို၊ အဘိဘုယျ-
၍၊ အဟံ-သည်၊ ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-၏၊ ဣတိဝေသညီ-သည်၊
ဟောတိ-၏၊ ဣဒံ-သည်၊ ပဉ္စမံ-သော၊ အဘိဘာယတနံ-မည်၏။

ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-
၍၊ ဗဟိဒ္ဓါ-ကုန်သော၊ ပိတာနိ-ကုန်သော၊ ပိတဝဏ္ဏာနိ-ကုန်သော၊ ပိတနိ-
ဒဿနာနိ-ကုန်သော၊ ပိတနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊
သေယျထာပိနာမ-သည်၊ ကဏိကာရပုပ္ဖံ-သည်၊ ပိတံ-သည်၊ ပိတဝဏ္ဏံ-သည်၊
ပိတနိဒဿနံ-သည်၊ ပိတနိဘာသံ-သည်၊ ဟောတိ သေယျထာပိဝါ- သို့သော်
လည်းကောင်း၊ ဗာရာဏသေယျဏံ-သော၊ ဥဘတောဘာဂဝိမဋ္ဌံ-သော၊ တံ-
ဝတ္ထံ-သည်၊ မိတံ-သည်၊ ပိတဝဏ္ဏံ-သည်၊ ပိတနိဒဿနံ-သည်၊ ပိတနိဘာသံ-
သည်၊ ဟောတိသေယျထာပိဝါ-သို့သော်လည်းကောင်း၊ ဧဝမေဝံ-သာလျှင်၊
ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-၍၊
ဗဟိဒ္ဓါ-ကုန်သော၊ ပိတာနိ-ကုန်သော၊ ပိတဝဏ္ဏာနိ-ကုန်သော၊ ပိတနိဒဿ-
နာနိ-ကုန်သော၊ ပိတနိဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ ဘာနိ-
ရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇာနာမိ-၏၊ အဟံ-သည်၊ ပဿာမိ-
၏၊ ဣတိဝေသညီ-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ ဓဋ္ဌံ-သော၊ အဘိဘာ-
ယတနံ-မည်၏။



ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတုာ-
 ရှိ၊ ဗဟိဒ္ဓါ-ကုန်သော၊ လောဟိတကန်- ကုန်သော၊ လောဟိတကဝဏ္ဏာနိ-
 ကုန်သော၊ လောဟိတကန်ဒဿနာနိ-ကုန်သော၊ လောဟိတကန်ဘာသာနိ-
 ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ သေယျထာပိနာမ-မည်သည်၊ ဗန္ဓု-
 ဇီဝကပုပ္ဖံ-သည်၊ လောဟိတကံ-သည်၊ လောဟိတကဝဏ္ဏံ-သည်၊ လောဟိ-
 တကန်ဒဿနံ-သည်၊ လောဟိတကန်ဘာသာ-သည်၊ ဟောတိ သေယျထာပိ ဝါ-
 သို့သော် လည်းကောင်း၊ ဗာရာဏသေယျကံ-သော၊ ဥဘတောဘာဂဝိမဋ္ဌံ-သော၊
 တံဝတ္ထံ-သည်၊ လောဟိတကံ-သည်၊ လောဟိတကဝဏ္ဏံ-သည်၊ လောဟိ-
 တကန်ဒဿနံ-သည်၊ လောဟိတကန်ဘာသာ- သည်၊ ယောတိသေယျထာပိ-
 သို့သော် လည်းကောင်း၊ ဧ ဝေဝံ-သာလျှင်၊ ကော-သော၊ ပုဂ္ဂလော-သည်၊
 အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတုာ-ရှိ၊ ဗဟိဒ္ဓါ-ကုန်သော၊ လောဟိတကန်-
 နိ-ကုန်သော၊ လောဟိတကဝဏ္ဏာနိ- ကုန်သော၊ လောဟိတကန်ဒဿနာနိ-
 ကုန်သော၊ လောဟိတကန်ဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊
 တာနိရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇနာမိ-၏၊ အဟံ-သည်၊
 ပဿာမိ-၏၊ ဣတိ ဝေ သညီ-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ သတ္တမံ-သော၊
 အဘိဘာယတနံ-မည်၏။

ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတုာ-
 ရှိ၊ ဗဟိဒ္ဓါ-ကုန်သော၊ သြဒါတာနိ-ကုန်သော၊ သြဒါတဝဏ္ဏာနိ-ကုန်သော၊
 သြဒါတန်ဒဿနာနိ-ကုန်သော၊ သြဒါတန်ဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊
 ပဿတိ-၏၊ သေယျထာပိ နာမ-မည်သည်၊ သြသမိတာရကာ-သည်၊ သြဒါ-
 တာ-သည်၊ သြဒါတဝဏ္ဏံ-သည်၊ သြဒါတန်ဒဿနာ-သည်၊ သြဒါတန်ဘာ-
 သာ-သည်၊ ဟောတိ သေယျထာပိ ဝါ-သို့သော် လည်းကောင်း၊ ဗာရာဏ-
 သေယျကံ-သော၊ ဥဘတောဘာဂဝိမဋ္ဌံ-သော၊ တံဝတ္ထံ-သည်၊ သြဒါတံ-
 သည်၊ သြဒါတဝဏ္ဏံ-သည်၊ သြဒါတန်ဒဿနံ-သည်၊ သြဒါတန်ဘာသာ-သည်၊
 ဟောတိ သေယျထာပိ ဝါ-သို့သော် လည်းကောင်း၊ ဧ ဝေဝံ - သာလျှင်၊
 ကော-သော၊ ပုဂ္ဂလော-သည်၊ အဇ္ဈတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတုာ-ရှိ၊
 ဗဟိဒ္ဓါ- ကုန်သော၊ သြဒါတာနိ- ကုန်သော၊ သြဒါတဝဏ္ဏာနိ- ကုန်သော၊
 သြဒါတန်ဒဿနာနိ-ကုန်သော၊ သြဒါတန်ဘာသာနိ-ကုန်သော၊ ရူပါနိ-တို့ကို၊
 ပဿတိ-၏၊ တာနိ ရူပါနိ-တို့ကို၊ အဘိဘုယျ-၍၊ အဟံ-သည်၊ ဇနာမိ-၏၊
 အဟံ-သည်၊ ပဿာမိ-၏၊ ဣတိ ဝေ သညီ-သည်၊ ဟောတိ-၏၊ ဣဒံ-သည်၊ သတ္တမံ-
 သော၊ အဘိဘာယတနံ-မည်၏၊ ဣတိ-သို့၊ အဋ္ဌ-ကုန်သော၊ အဘိဘာ ယတံ-
 တာနိ-တို့သည်၊ သန္တိ-ကုန်၏၊ အဋ္ဌ-ကုန်သော၊ ဣမေ ဓမ္မာ-ဤအဘိဘာယတနံ
 တဏှံ၊ ဣတိ၊ အဘိဓညယျာ-ကုန်၏။

(ည) ကတမေ-ကုန်သော၊ အဋ္ဌ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သဗ္ဗိကာတဗ္ဗာ-
ကုန်သနည်း၊ ရူပိ-သော၊ ဘိက္ခု-သည်၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ အယံ-
သည်၊ ပဌမော-သော၊ ဝိမောက္ခော-တည်း။

ကော-သော၊ ဘိက္ခု-သည်၊ အဇ္ဈိတ္တံ-၌၊ အရူပသညီ-သည်၊ ဟုတော-၍၊
ဗဟိဒ္ဓါ-ကုန်သော၊ ရူပါနိ-တို့ကို၊ ပဿတိ-၏၊ အယံ-သည်၊ ဒုတိယော-သော၊
ဝိမောက္ခော-တည်း။

သုဘန္တေဝ-ဟူ၍သာလျှင်၊ အဓိမုတ္တော-သည်၊ ဟောတိ-၏၊ အယံ-သည်၊
ဓာတိယော-သော၊ ဝိမောက္ခော-တည်း။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ ရူပသညာနံ-တို့ကို၊ သမတိက္ကမာ-
ကြောင့်၊ မဋ္ဌိသသညာနံ-တို့၏၊ အဇ္ဈင်္ဂမာ-ကြောင့်၊ နာနတ္ထသညာနံ-တို့ကို၊
အမနသိကာရာ-ကြောင့်၊ အနန္တော အာကာသောတိ-ဟူ၍၊ ဘာဝေတွာ-၍၊
အာကာသသနဉ္စာယတနံ-သို့၊ ဥပသမ္ပုဇ-၍၊ ဝိဟရတိ-၏၊ အယံ-သည်၊ စတုတ္ထော-
သော၊ ဝိမောက္ခော-တည်း။

၉ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကာသသနဉ္စာယတနံ-ကို၊ သမ-
တိက္ကမ-၌၊ အနန္တံ ဝိညာဏန္တိ-ဟူ၍၊ ဘာဝေတွာ-၍၊ ဝိညာဏဉ္စာယတနံ-ကို၊
ဥပသမ္ပုဇ-၍၊ ဝိဟရတိ-၏၊ အယံ-သည်၊ ပဉ္စမော-သော၊ ဝိမောက္ခော-တည်း။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ ဝိညာဏဉ္စာယတနံ-ကို၊ သမတိက္ကမ-
၍၊ နတ္ထိ ကိဉ္စိတိ-ဟူ၍၊ ဘာဝေတွာ-၍၊ အာကိဉ္စညာယတနံ-သို့၊ ဥပသမ္ပုဇ-
၍၊ ဝိဟရတိ-၏၊ အယံ-သည်၊ ဆဋ္ဌော-သော၊ ဝိမောက္ခော-တည်း။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကိဉ္စညာယတနံ-ကို၊ သမ-
တိက္ကမ-၍၊ နေဝသညာနာသညာယတနံ-ကို၊ ဥပသမ္ပုဇ-၍၊ ဝိဟရတိ-၏၊
အယံ-သည်၊ သတ္တမော-သော၊ ဝိမောက္ခော-တည်း။

သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ နေဝသညာနာသညာယတနံ-ကို၊
သမတိက္ကမ-၍၊ သညာဝေဇယိတနိရောဓံ-သို့၊ ဥပသမ္ပုဇ-၍၊ ဝိဟရတိ-၏၊
အယံ-သည်၊ ဆဋ္ဌမော-သော၊ ဝိမောက္ခော-တည်း။

ဣတိ-သို့၊ အဋ္ဌ-ကုန်သော၊ ဝိမောက္ခာ-တို့သည်၊ သန္တိ-ကုန်၏၊ အဋ္ဌ-
ကုန်သော၊ ဣမေဓမ္မာ-ဤဝိမောက္ခာတရားတို့ကို၊ သဗ္ဗိကာတဗ္ဗာ-ကုန်၏၊ ဣတိ-
သို့၊ အသိတိ-သော၊ ဘူတာ-ကုန်သော၊ တစ္စာ-ကုန်သော၊ တထာ-ကုန်သော၊
အဝိတထာ-ကုန်သော၊ အနညထာ-ကုန်သော၊ ဣမေဓမ္မာ-တို့ကို၊ သမ္မာ-စွာ၊
တထာဂတေန-သည်၊ အဘိသမ္ပုဒ္ဓါ-ကုန်ပြီ။

နဝ ဓမ္မာ

၃၅၉။ နဝ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏။ ။ပ။ နဝ-
ကုန်သော၊ ဓမ္မာ-တို့ကို၊ သန္တိကာတဗ္ဗဒ-ကုန်၏။

(က) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-
ကုန်သနည်း၊ ယောနိသော-အလိဂ္ဂိအပ်၊ တောင့်တအပ်သော စီးပွားချမ်းသာကို
ရခြင်း၏အကြောင်းအားဖြင့်၊ မနသိ-စိတ်၌၊ ကရောတော-ထားသော၊ (တစ်
နည်း) မနသိကရောတော-နှလုံးသွင်းသော၊ ဘိက္ခုနော-အား၊ ပါမောဇ္ဇ-
ဝမ်းမြောက်တတ်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်သော နှုသောပီတိသည်၊
ဇာယတိ-၏၊ ပမုဒိတဿ-အပြားအားဖြင့် ဝမ်းမြောက်သော၊ ဘိက္ခုနော-အား၊
ပီတိ-အားကြီးသောပီတိသည်၊ ဇာယတိ-၏၊ ပီတိမနဿ-ပီတိနှင့်ယှဉ်သောစိတ်
ရှိသော၊ ဘိက္ခုနော-၏၊ ကာယော-နာမကဗယသည်၊ ပဿမ္ဘတိ-ကိလေသာတည်း
ဟူသောအပူတေးတို့မှ ငြိမ်းအေး၏၊ ပဿဒ္ဓကာယော-ကိလေသာတည်းဟူသော
အပူတေးတို့မှ ငြိမ်းအေးပြီးသော နာမကာယရှိသော၊ ဘိက္ခု-သည်၊ သုခံ-
သုခဝေဒနာကို၊ ဝေဒတိ-ခံစားရ၏၊ သုခိနာ-သုခဝေဒနာရှိသော၊ ဘိက္ခု-
နော-၏၊ စိတ္တိ-စိတ်ကို၊ သမာဓိယတိ-ဥပစာရသမာဓိ အပ္ပနာသမာဓိတို့ဖြင့်
ကောင်းစွာအာရုံ၌ထားအပ်၏၊ စိတ္တ-စိတ်ကို၊ သမာဟိတေ- ဥပစာရ
သမာဓိ၊ အပ္ပနာသမာဓိတို့ဖြင့် ကောင်းစွာအာရုံ၌ ထားအပ်ပြီးသည်ရှိသော်၊
ယထာဘူတံ-အကြင်အကြင် မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း၊ ၀-မဖောက်
မပြန် ဟုတ်မှန်သည်အားလျော်စွာ၊ ဇာနာတိ-သိနိုင်၏၊ ပဿတိ-မြင်နိုင်၏၊
ယထာဘူတံ-တိုင်း၊ ဇာနိ-သိနိုင်သော၊ ပဿံ-မြင်နိုင်သော၊ ဘိက္ခု-သည်၊
နိဗ္ဗိန္ဒတိ-ငြီးငွေ့စိတ်ပျက်၏၊ နိဗ္ဗိန္ဒ-သော်၊ ဝိရုဇ္ဇတိ-တပ်ခြင်းကင်း၏၊ ဝိရာဂ-
တပ်ခြင်းကင်းခြင်းကြောင့်၊ ဝိမုစ္စတိ- ကိလေသာတို့မှ လွတ်ရ၏၊ ဣတိ-သို့၊
နဝ-ကုန်သော၊ ယောနိသော မနသိကာရမူလကာ- ယောနိသော မနသိကာရ
ဟူသောအကြောင်းရင်းရှိကုန်သော၊ ၀-အလိဂ္ဂိအပ်၊ တောင့်တအပ်သောစီးပွား
ချမ်းသာကို ရခြင်း၏အကြောင်းအားဖြင့် နှလုံးသွင်းခြင်းဟူသောအကြောင်း
ရင်း ရှိကုန်သော၊ ဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊ ဣမေဓမ္မာ-
ဤ ယောနိသော မနသိကာရ မူလကာတဆူးတို့သည်၊ ဗဟုကာရာ-ကုန်၏။

(ခ) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့ကို၊ အာဇေတဗ္ဗဒ-ကုန်
သနည်း၊ သီလဝိသုဒ္ဓိ-သီလဝိသုဒ္ဓိဟုဆိုအပ်သော၊ ၀-ကိလေသာတို့မှ ကင်းဝေး
စင်ကြယ်သော လေးပါးသောသစ္စာကို သိမြင်တတ်သော မဂ်ညဏ်သို့ ရောက်
စေတတ်သော သီလဟုဆိုအပ်သော၊ ၀- ကိလေသာတို့မှ ကင်းဝေးစင်ကြယ်
သောနိဗ္ဗာန်သို့ ရောက်စေတတ်သောသီလဟုဆိုအပ်သော၊ ပါရိသုဒ္ဓိပဓာနိယာဂံ -

ပါရိသုဒ္ဓိပဓာနိယင်္ဂလည်းကောင်း။ ဝါ-ကိလေသာတို့မှကင်းဝေးစင်ကြယ်သော ရဟန်း၏အဖြစ်၏ပြဋ္ဌာန်းသောအကြောင်းအင်္ဂါလည်းကောင်း၊ စိတ္တဝိသုဒ္ဓိ-စိတ္တဝိသုဒ္ဓိဟုဆိုအပ်သော၊ ဝါ-ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော လေးပါးသော သစ္စာကို သိမြင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော သမာဓိဟုဆိုအပ်သော၊ ဝါ-ကိလေသာတို့မှကင်းဝေးစင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေတတ်သော သမာဓိဟုဆိုအပ်သော၊ ပါရိသုဒ္ဓိပဓာနိယင်္ဂ-လည်းကောင်း၊ ဒိဋ္ဌိဝိသုဒ္ဓိ-ဒိဋ္ဌိဝိသုဒ္ဓိဟုဆိုအပ်သော၊ ဝါ-ကိလေသာတို့မှကင်းဝေးစင်ကြယ်သော လေးပါးသော သစ္စာကို သိမြင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော သပ္ပတ္တယရူပပရိစ္ဆေဒဉာဏ်ဟုဆိုအပ်သော၊ ဝါ-ကိလေသာတို့မှကင်းဝေးစင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေတတ်သော သပ္ပတ္တယနာမရူပပရိစ္ဆေဒဉာဏ်ဟုဆိုအပ်သော၊ ပါရိသုဒ္ဓိပဓာနိယင်္ဂ-လည်းကောင်း၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ-ကင်္ခါဝိတရဏဝိသုဒ္ဓိဟုဆိုအပ်သော၊ ဝါ-ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော လေးပါးသော သစ္စာကို သိမြင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော ယုံမှားခြင်း၏ လွန်မြောက်ကြောင်းဖြစ်သော ပစ္စယပရိဂ္ဂဟဉာဏ်ဟုဆိုအပ်သော၊ ဝါ-ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေတတ်သော ယုံမှားခြင်း၏ လွန်မြောက်ကြောင်းဖြစ်သော ပစ္စယပရိဂ္ဂဟဉာဏ်ဟုဆိုအပ်သော၊ ပါရိသုဒ္ဓိပဓာနိယင်္ဂ-လည်းကောင်း၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ-မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဟုဆိုအပ်သော၊ ဝါ-ကိလေသာ တို့မှကင်းဝေးစင်ကြယ်သော လေးပါးသော သစ္စာကို သိမြင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော အကြောင်းတရား၊ အကြောင်းမဟုတ်သော တရားကို သိမြင်တတ်သော ဉာဏ်ဟု ဆိုအပ်သော၊ ဝါ-ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေတတ်သော အကြောင်းတရား၊ အကြောင်း မဟုတ်သော တရားကို သိမြင်တတ်သော ဉာဏ်ဟု ဆိုအပ်သော၊ ပါရိသုဒ္ဓိပဓာနိယင်္ဂ-လည်းကောင်း၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ-ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဟု ဆိုအပ်သော၊ ဝါ- ကိလေသာတို့မှ ကင်းဝေး စင်ကြယ်သော လေးပါးသော သစ္စာကို သိမြင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သိမြင်တတ်သော တရုဏဝိပဿနာအကျင့်ဟုဆိုအပ်သော၊ ဝါ-ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေတတ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သိမြင်တတ်သော တရုဏဝိပဿနာအကျင့်ဟုဆိုအပ်သော၊ ပါရိသုဒ္ဓိပဓာနိယင်္ဂ-လည်းကောင်း၊ ဉာဏဒဿနဝိသုဒ္ဓိ-ဉာဏဒဿနဝိသုဒ္ဓိဟုဆိုအပ်သော၊ ဝါ-ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော လေးပါးသော သစ္စာကို သိမြင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သိမြင်တတ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာဉာဏ်ဟု ဆိုအပ်သော၊ ဝါ-ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော နိဗ္ဗာန်သို့ ရောက်စေတတ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သိမြင်တတ်သော ဝုဋ္ဌာနဂါမိနိ ဝိပဿနာဟုဆိုအပ်သော၊ ပါရိသုဒ္ဓိ-

ပဓာနိယဂ်-လည်းကောင်း၊ ပညာဝိသုဒ္ဓိ-ပညာဝိသုဒ္ဓိဟု ဆိုအပ်သော၊ ဝါ-
 ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော အရဟတ္တဖိုလ်ပညာဟု ဆိုအပ်သော၊
 ပါရိသုဒ္ဓိပဓာနိယဂ်-လည်းကောင်း၊ ဝိမုတ္တိဝိသုဒ္ဓိ-ဝိမုတ္တိဝိသုဒ္ဓိဟုဆိုအပ်သော၊
 ဝါ-ကိလေသာတို့မှလွတ်၍ ကိလေသာတို့မှစင်ကြယ်ပြီးသော အရဟတ္တဖိုလ်ဟု
 ဆိုအပ်သော၊ ပါရိသုဒ္ဓိပဓာနိယဂ်- ပါရိသုဒ္ဓိပဓာနိယဂ်လည်းကောင်း၊ ဝါ-
 ကိလေသာတို့မှ ကင်းဝေး စင်ကြယ်သော ရဟန်း၏ အဖြစ်၏ ပြဋ္ဌာန်းသော
 အကြောင်းအင်္ဂါလည်းကောင်း၊ ဣတိ-သို့၊ နဝ-ကုန်သော၊ ပါရိသုဒ္ဓိပဓာနိ-
 ယဂ်ါနိ-တို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊ ဣမေဓမ္မာ-ဤပါရိသုဒ္ဓိပဓာ
 နိယဂ်တရားတို့ကို၊ ဘာဝေတဗ္ဗာ-ကုန်၏။

(ဂ) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပရိညေယျာ-
 ကုန်သနည်း၊ အာဝုသော-တို့၊ သေယျထာပိ-မည်သည်၊ မနုဿာ စ-တို့သည်
 လည်းကောင်း၊ ဧကဇ္ဇေ-ကုန်သော၊ ဒေဝါစ-တို့သည် လည်းကောင်း၊ ဧကဇ္ဇေ-
 ကုန်သော၊ ဝိနိပါတိကာစ-တို့သည် လည်းကောင်း၊ နာနတ္ထကာယာ-ကုန်သည်၊
 နာနတ္ထသညိနော-ကုန်သည်၊ ဟောန္တိ သေယျထာပိ-သို့၊ တထာ-တူ၊ နာနတ္ထ-
 ကာယာ-ကုန်သော၊ နာနတ္ထသညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-
 ကုန်၏၊ အယံ-သည်၊ ပဌမော-သော၊ သတ္တာဝါသော-မည်၏။

☞ အာဝုသော-တို့၊ သေယျထာပိ-မည်သည်၊ ဗြဟ္မကာယိကာ-ကုန်သော၊
 ပဌမာဘိနိဗ္ဗတ္တာ-ကုန်သော၊ ဒေဝါ-တို့သည်၊ နာနတ္ထကာယာ-ကုန်သည်၊
 ဧကတ္ထသညိနော-ကုန်သည်၊ ဟောန္တိ သေယျထာပိ-သို့၊ တထာ-တူ၊ နာနတ္ထ-
 ကာယာ-ကုန်သော၊ ဧကတ္ထသညိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-
 ကုန်၏၊ အယံ-သည်၊ ဒုတိယော-သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ သေယျထာပိ-မည်သည်၊ အာဘံဿနာ-ကုန်သော၊ ဒေဝါ-
 တို့သည်၊ ဧကတ္ထကာယာ-ကုန်သည်၊ နာနတ္ထသညိနော-ကုန်သည်၊ ဟောန္တိ
 သေယျထာပိ-သို့၊ တထာ-တူ၊ ဧကတ္ထကာယာ-ကုန်သော၊ နာနတ္ထသညိနော-
 ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ တတိယော-သော၊
 သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ သေယျထာပိ-မည်သည်၊ သုဘကိဏှာ-ကုန်သော၊ ဒေဝါ-
 တို့သည်၊ ဧကတ္ထကာယာ-ကုန်သည်၊ ဧကတ္ထသညိနော-ကုန်သည်၊ ဟောန္တိ
 သေယျထာပိ-သို့၊ တထာ-တူ၊ ဧကတ္ထကာယာ-ကုန်သော၊ ဧကတ္ထသညိနော-
 ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ စတုတ္ထော-သော၊
 သတ္တာဝါသော-မည်၏။

အာဝုဒ္ဓသော-တို့၊ သေယျထာပိ-မည်သည်၊ အသညသတ္တာ-ကုန်သော၊ သတ္တာ-တို့သည်၊ အသညိနော-ကုန်သည်၊ အပ္ပဋ္ဌိသံဓေဒိနော-ကုန်သည်၊ ဟောန္တိ ဆောယျထာပိ-သို့၊ တထာ-တူ၊ အသညိနော-ကုန်သော၊ အပ္ပဋ္ဌိသံ-ဓေဒိနော-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ ပဉ္စမော-သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ ရူပသညာနံ-တို့ကို၊ သမတိက္ကမာ-ကြောင့်၊ ပဋိသသညာနံ-၏၊ အတ္ထင်္ဂမာ-ကြောင့်၊ နာနတ္တ သညာနံ-တို့ကို၊ အမနသိကာရာ-ကြောင့်၊ အနန္တော အာကာသောတိ-ဟူ၍၊ ဘာဝေတွာ-ကုန်၍၊ အာကာသာနဉ္စာယတနုပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ-သည်၊ ဆဋ္ဌော-သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-သော၊ အာကာသာနဉ္စာ ယတနံ-ကို၊ သမတိက္ကမ္မ-ကုန်၍၊ အနန္တံ ဝိညာဏန္တိ-ဟူ၍၊ ဘာဝေတွာ-ကုန် ၍၊ ဝိညာဏဉ္စာယတနုပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ- ကုန်၏၊ အယံ-သည်၊ သတ္တမော-သော၊ သတ္တာဝါသော-မည်၏။

အာဝုသော-တို့၊ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ ဝိညာဏဉ္စာ ယတနံ-ကို၊ သမတိက္ကမ္မ-ကုန်၍၊ နတ္ထိ ကိဉ္စိတိ-ဟူ၍၊ ဘာဝေတွာ-ကုန်၍၊ အာကိဉ္စညာယတနုပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ အယံ- သည်၊ အဋ္ဌမော-သော၊ သတ္တာဝါသော-မည်၏။ အာဝုသော-တို့၊ သဗ္ဗသော- အားဖြင့်၊ သဗ္ဗသော-သော၊ အာကိဉ္စညာယတနံ-ကို၊ သမတိက္ကမ္မ-ကုန်၍၊ နေဝသညာနာသညာယတနုပဂါ-ကုန်သော၊ သတ္တာ-တို့သည်၊ သန္တိ-ကုန်၏။ အယံ-သည်၊ နဝမော-သော၊ သတ္တာဝါသော-မည်၏၊ ဣတိ-သို့၊ နဝ-ကုန် သော၊ သတ္တာဝါသာ-တို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊ ဣမေ မွော- ဤ သတ္တာဝါသတရားတို့ကို၊ ပရိညေယျာ-ကုန်၏။

(ဃ) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ပဟာတဗ္ဗာ- ကုန်သနည်း၊ တဏှံ-တဏှာကို၊ ပဋိစ္စ-၍၊ ပရိယေသနာ- ခြောက်ပါးသော အာရုံကို ရှာမှီးခြင်းသည်၊ ဟောတိ-၏၊ ပရိယေသနံ-ခြောက်ပါးသော အာရုံကို ရှာမှီးခြင်းကို၊ ပဋိစ္စ-၍၊ လာဘော-ခြောက်ပါးသော အာရုံကို ရှာခြင်းသည်၊ ဟောတိ-၏၊ လာဘံ-ခြောက်ပါးသော အာရုံကို ရှာခြင်းကို၊ ပဋိစ္စ-၍၊ ဝိနိစ္ဆယော- ခြောက်ပါးသော အာရုံကို ဆုံးဖြတ်ကြောင်းဖြစ်သောတဏှာသည်၊ ဟောတိ-၏၊ ဝိနိစ္ဆယံ-ခြောက်ပါးသော အာရုံကို ဆုံးဖြတ်ကြောင်းဖြစ်သောတဏှာကို၊ ပဋိစ္စ- ၍၊ ဆန္ဒရာဂေါ-ခြောက်ပါးသော အာရုံ၌ အားသေးသောထပ်ခြင်း၊ အားကြီး

သောတပ်ခြင်းသည်။ ဟောတိ-၏။ ဆန္ဒရာဂံ-ခြောက်ပါးသော အာရုံ၌ အား
 သေးသော တပ်ခြင်း၊ အားကြီးသော တပ်ခြင်းကို။ ပဋိစ္စ-၍။ အဇ္ဈောသနံ-
 ခြောက်ပါးသော အာရုံကို သက်ဝင်မျှသိပ် ပြီးဆုံးစေခြင်းသည်။ ဟောတိ-၏။
 အဇ္ဈောသနံ-ခြောက်ပါးသော အာရုံကို သက်ဝင်မျှသိပ် ပြီးဆုံးစေခြင်းကို။
 ပဋိစ္စ-၍။ ပရိဂ္ဂဟော-ခြောက်ပါးသော အာရုံကို သိမ်းပိုက်ခြင်းသည်။ ဟောတိ-
 ၏။ ပရိဂ္ဂဟံ-ခြောက်ပါးသော အာရုံကို သိမ်းပိုက်ခြင်းကို။ ပဋိစ္စ-၍။ မစ္ဆရိယံ-
 ဝန်တိုခြင်းသည်။ ဟောတိ-၏။ မစ္ဆရိယံ-ဝန်တိုခြင်းကို။ ပဋိစ္စ-၍။ အာရက္ခော-
 အတင်းအပဋိစ္စ စောင့်ရှောက်ရခြင်းသည်။ ဟောတိ-၏။ * အာရက္ခာဓိကရဏံ-
 အတင်းအပဋိစ္စ စောင့်ရှောက်ရခြင်းဟူသော အကြောင်းကြောင့်။ ဒဏ္ဍာဒါန
 သတ္တာဒါန ကလဟ ဝိဂ္ဂဟ ဝိဝါဒတုဝံ တုဝံ ဝေသုညုမ္မသာဝါဒါ-တုတ် လှံတံ
 ကို စွဲကိုင်ခြင်း၊ ဓား လက်နက်ကို စွဲကိုင်ခြင်း၊ ကိုယ်နှုတ်ဖြင့် ငြင်းခုံခြင်း၊ ရွေး
 အဖို့၌ဖြစ်သော ငြင်းခုံခြင်း၊ နောက်အဖို့၌ဖြစ်သော ငြင်းခုံခြင်း၊ သင်သင်ဟု
 ပြောဆိုခြင်း၊ မိမိကို ချစ်အပ်သည်၏ အဖြစ်ကို ပြုတတ်၊ တစ်ပါးသောသူကို
 ချစ်အပ်သည်၏အဖြစ်မှ ကင်းဆိတ်သည်ကို ပြုတတ်သော စကားကို ပြောဆို
 ခြင်း၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောဝတ္ထုကို ဟုတ်မှန်သောအားဖြင့်
 ပြောဆိုခြင်းဟူကုန်သော အနေကေ-မျှားစွာကုန်သော၊ ပါပကာ-ယုတ်မာကုန်
 သော၊ အကုသစာ-အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာ-တို့သည်။ သမ္ဘဝန္တိ-ကုန်၏။
 ဣတိ-သို့။ နဝ-ကုန်သော၊ တဏှာမူလကာ-တဏှာဟူသော အကြောင်းရင်းရှိကုန်
 သော၊ ဓမ္မာ-တို့သည်။ သန္တိ-ကုန်၏။ နဝ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ တဏှာ
 မူလက တရားတို့ကို။ ပဟာတဗ္ဗာ- ကုန်၏။

☸ (၆) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့သည်။ ဟဒနဘာဂိယစ-
 ကုန်သနည်း။ အယံ-သည်။ မေ-၏။ အနတ္တံ-ကို။ အစရိ-ပြီ။ ဣတိမနသိကတော-၍။
 အာသာတံ-ကို။ ဗန္ဓတိ-၏။ အယံ-သည်။ မေ-၏။ အနတ္တံ ကိ*စရတိ-ဆဲ။ ဣတိ-
 မနသိကတော-၍။ အာသာတံ-ကို။ ဗန္ဓတိ-၏။ အယံ-သည်။ မေ-၏။ အနတ္တံ-ကို။
 စရိယတိ-လတ္တံ။ ဣတိမနသိကတော-၍။ အာသာတံ-ကို။ ဗန္ဓတိ-၏။ အယံ-သည်။
 မေ-၏။ ဝါ-သည်။ ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏။ အနတ္တံ-
 ကို။ အစရိ-ပြီ။ ဣတိမနသိကတော-၍။ အာသာတံ-ကို။ ဗန္ဓတိ-၏။ အယံ-သည်။
 မေ-၏။ ဝါ-သည်။ ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏။ အနတ္တံ-
 ကို။ စရတိ-ဆဲ။ ဣတိမနသိကတော-၍။ အာသာတံ-ကို။ ဗန္ဓတိ-၏။ အယံ-သည်။
 မေ-၏။ ဝါ-သည်။ ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏။ အနတ္တံ-ကို။
 စရိယတိ-လတ္တံ။ ဣတိမနသိကတော-၍။ အာသာတံ-ကို။ ဗန္ဓတိ-၏။ အယံ-သည်။

* မှတ်ချက်။ ။ ဤအရာ၌ အာရက္ခာဓိကရဏံ ပဋိစ္စ ဟူ၍ ပါဠိတော်မူများတွင် ရှိနေကြ
 သည်။ မဟာနိဒါနသုတ်နှင့်မညီ။

မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္ထံ-ကို၊ အစရိ-ပြီ၊ ဣတိမနသိကတော-၍၊ အာသဘတံ-ကို၊ ဗန္ဓတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္ထံ-ကို၊ စရတိ-ဆဲ၊ ဣတိမနသိကတော-၍၊ အာသဘတံ-ကို၊ ဗန္ဓတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္ထံ-ကို၊ စရိယတိ-လတ္တံ၊ ဣတိမနသိကတော-၍၊ အာသဘတံ-ကို၊ ဗန္ဓတိ-၏၊ ဣတိ-သို့၊ နဝ-ကုန်သော၊ အာသဘတဝတ္ထုန္တိ-တို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊ ဣမေဓမ္မာ-ဤအာသဘတဝတ္ထုတရားတို့သည်၊ ဟာနဘာဂိယာ-ကုန်၏။

(၈) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝိသေသဘာဂိယာ-ကုန်သနည်း၊ အယံ-သည်၊ မေ-၏၊ အနတ္ထံ-ကို၊ အစရိ-ပြီ၊ ဣတိ-သော၊ တံအနတ္ထစရဏံ-သည်၊ မာအဟောသိ-လင့်၊ ဣတိ-ကို၊ ဧတ္ထတေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊ လဗ္ဘာ-နည်း၊ နလဗ္ဘာဝေ-သည်သာ၊ ဣတိမနသိကတော-၍၊ အာသဘတံ-ကို၊ ပဋိဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ အနတ္ထံ-ကို၊ စရတိ-ဆဲ၊ ဣတိမနသိကတော-၍၊ အဟံ-သည်၊ ပဋိကောပံ-ကို၊ သစေကရေယျံ-အံ၊ ဧဝံကရောန္တေ-သော်၊ တံကောပကရဏံ-ကို၊ ဧတ္ထတေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊ လဗ္ဘာ-နည်း၊ နလဗ္ဘာဝေ-သည်သာ၊ ဣတိမနသိကတော-၍၊ အာသဘတံ-ကို၊ ပဋိဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ အနတ္ထံ-ကို၊ စရိယတိ-လတ္တံ၊ ဣတိ-သော၊ တံအနတ္ထစရဏံ-သည်၊ မာအဟောသိ-လင့်၊ ဣတိ-သို့၊ ဧတ္ထတေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊ လဗ္ဘာ-နည်း၊ နလဗ္ဘာဝေ-သည်သာ၊ ဣတိမနသိကတော-၍၊ အာသဘတံ-ကို၊ ပဋိဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အနတ္ထံ-ကို၊ အစရိ-ပြီ။ ပ။ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အနတ္ထံ-ကို၊ စရတိ-ဆဲ။ ပ။ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ ပိယဿ-သော၊ မနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အနတ္ထံ-ကို၊ စရိယတိ-လတ္တံ၊ ဣတိမနသိကတော-၍၊ အဟံ-သည်၊ ပဋိကောပံ-ကို၊ သစေကရေယျံ-အံ၊ ဧဝံကရောန္တေ-သော်၊ တံကောပကရဏံ-ကို၊ ဧတ္ထတေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊ လဗ္ဘာ-နည်း၊ နလဗ္ဘာဝေ-သည်သာ၊ ဣတိမနသိကတော-၍၊ အာသဘတံ-ကို၊ ပဋိဝိနေတိ-၏၊ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္ထံ-ကို၊ အစရိ-ပြီ။ ပ။ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္ထံ-ကို၊ စရတိ-ဆဲ။ ပ။ အယံ-သည်၊ မေ-၏၊ ဝါ-သည်၊ အပ္ပိယဿ-သော၊ အမနာပဿ-သော၊ ပုဂ္ဂလဿ-၏၊ အတ္ထံ-ကို၊ စရိယတိ-လတ္တံ၊ ဣတိ-သော၊ အတ္ထစရဏံ-သည်၊ မာအဟောသိ-လင့်၊ ဣတိ-ကို၊ ဧတ္ထတေသ္မိံ ပုဂ္ဂလေ-၌၊ ကုတော-ကြောင့်၊ လဗ္ဘာ-နည်း၊ နလဗ္ဘာဝေ-

သည့်သာ၊ ဣတိမနသိကတွာ-၍၊ အာသံဘတံ-ကို၊ ပဋိဝိနေတိ-၏၊ ဣတိ-သို့၊
နဝ-ကုန်သော၊ အာသံဘတပဋိဝိနယာ-တို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊
ဣမေဓမ္မာ-ဤ အာသံဘတပဋိဝိနယတရားတို့သည်၊ ဝိသေသဘာဝိယာ-ကုန်၏။

(ဆ) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဒုပ္ပင်္ဂဝိဇ္ဈာ-ကုန်
သနည်း၊ ဓာတုနာနတ္တံ-စက္ခုအစရှိသောဓာတ်တို့၏ထူးသည်၏အဖြစ်ကို၊ ပဋိစ္စ-
၍၊ ဖဿနာနတ္တံ-စက္ခုသမ္ပယ အစရှိသောဖဿတို့၏ ထူးသည်၏ အဖြစ်သည်၊
ဥပ္ပဇ္ဇတိ-ဖြစ်၏၊ ဖဿနာနတ္တံ-ကို၊ ပဋိစ္စ-၍၊ ဝေဒနာ နာနတ္တံ-စက္ခုသမ္ပယဇာ
ဝေဒနာအစရှိသော ဝေဒနာတို့၏ ထူးသည်၏အဖြစ်သည်၊ ဥပ္ပဇ္ဇတိ-၏၊ ဝေဒနာ
နာနတ္တံ-ကို၊ ပဋိစ္စ-၍၊ သညာနာနတ္တံ-ကာမသညာ အစရှိသော သညာတို့၏
ထူးသည်၏အဖြစ်သည်၊ ဥပ္ပဇ္ဇတိ-၏၊ သညာနာနတ္တံ-ကို၊ ပဋိစ္စ-၍၊ သင်္ကပ္ပ-
နာနတ္တံ-ကာမသင်္ကပ္ပ အစရှိသော သင်္ကပ္ပတို့၏ ထူးသည်၏အဖြစ်သည်၊ ဥပ္ပဇ္ဇတိ-
၏၊ သင်္ကပ္ပနာနတ္တံ-ကို၊ ပဋိစ္စ-၍၊ ဆန္ဒနာနတ္တံ-တပ်တတ်သောရာဂ၏ထူးသည်၏
အဖြစ်သည်၊ ဥပ္ပဇ္ဇတိ-၏၊ ဆန္ဒနာနတ္တံ-ကို၊ ပဋိစ္စ-၍၊ ပရိဋ္ဌာဟနာနတ္တံ-ခြောက်
ပါးသောအာရုံဟူသောအာရုံရှိသော ကိလေသာတည်းဟူသောပူလောင်ခြင်း၏
ထူးသည်၏အဖြစ်သည်၊ ဥပ္ပဇ္ဇတိ-၏၊ ပရိဋ္ဌာဟနာနတ္တံ-ကို၊ ပဋိစ္စ-၍၊ ပရိယေ-
သနာ နာနတ္တံ-ခြောက်ပါးသောအာရုံကို ရှာမှီးခြင်း၏ ထူးသည်၏အဖြစ်သည်၊
ဥပ္ပဇ္ဇတိ-၏၊ ပရိယေသနာ နာနတ္တံ-ကို၊ ပဋိစ္စ-၍၊ လာဘနာနတ္တံ-ခြောက်ပါး
သောအာရုံကိုရခြင်း၏ ထူးသည်၏အဖြစ်သည်၊ ဥပ္ပဇ္ဇတိ-၏၊ ဣတိ-သို့၊ နဝ-
ကုန်သော၊ နာနတ္တံ-နာနတ္တံတို့သည်၊ ဝါ- အထူးထူးသော သဘောရှိသော
တရားတို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊ ဣမေဓမ္မာ-ဤ နာနတ္တံတရား
တို့ကို၊ ဒုပ္ပင်္ဂဝိဇ္ဈာ-ကုန်၏။

(ဇ) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဥပ္ပာဒေတဗ္ဗာ-
ကုန်သနည်း၊ အသုဘသညာ - အသုဘသညာလည်းကောင်း၊ ဝါ-အသုဘ
ဟူ၍ဖြစ်သော သညာ လည်းကောင်း၊ ဝါ-အသုဘဟူ၍ အဖန်ဖန်ရှုတတ်သော
အနုပဿနာဉာဏ်၌ ဖြစ်သောသညာ လည်းကောင်း၊ မရုဏသညာ-မရုဏသညာ
လည်းကောင်း၊ ဝါ-မရုဏဟူ၍ ဖြစ်သောသညာ လည်းကောင်း၊ ဝါ-မရုဏ
ဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သောသညာ လည်းကောင်း၊
အာဟာရေ-အာဟာရ၌၊ ပဋိကူလသညာ-ပဋိကူလသညာ လည်းကောင်း၊ ဝါ-
ပဋိကူလဟူ၍ ဖြစ်သောသညာ လည်းကောင်း၊ ဝါ-ပဋိကူလဟူ၍ အဖန်ဖန်
ရှုတတ်သော အနုပဿနာဉာဏ်၌ ဖြစ်သောသညာ လည်းကောင်း၊ သဗ္ဗလော-
ကေ-အလုံးစုံသော သင်္ခါရလောက၌၊ အနဘိရတိသညာ- အနဘိရတိသညာ
လည်းကောင်း၊ ဝါ-မေ့လျော်ဖွယ်မရှိဟူ၍ ဖြစ်သောသညာ လည်းကောင်း။

ဝါ-မေ့လျော်ဖွယ်မရှိဟူ၍ အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ဖြစ်သော သညာ လည်းကောင်း၊ ဝါ-မေ့လျော်ခြင်းကို အဖန်ဖန်ရှုတတ်သော အနုပဿနာဉာဏ်၌ ဖြစ်သောသညာ လည်းကောင်း၊ အနိစ္စသညာ-လည်းကောင်း၊ အနိစ္စေ-၌၊ ဒုက္ခသညာ-လည်းကောင်း၊ ဒုက္ခေ-၌၊ အနတ္တသညာ-လည်းကောင်း၊ ပဟာနသညာ-လည်းကောင်း၊ ဝိရာဂသညာ-လည်းကောင်း၊ ဣတိ-သို့၊ နဝ-ကုန်သော၊ သညာ-တို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ သညာတရားတို့ကို၊ ဥပ္ပာဒေတဗ္ဗာ-ကုန်၏။

(ဈ) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့ကို၊ အဘိညေယျာ-ကုန်သနည်း၊ အာဝုသော-တို့၊ ဣမ ဣမံသို့ သံသနေ-၌၊ တိက္ခု-သည်၊ ကာမေဟိ-တို့မှ၊ ဝိဝိစ္စေဇ-၍သာလျှင်၊ အကုသလေဟိ-ကုန်သော၊ ဓမ္မေဟိ-တို့မှ၊ ဝိဝိစ္စေဇ-၍သာလျှင်။ ။ပ။ ပဌမံ-သော၊ ဈာနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ ။ပ။ ဒုတိယံ-သော၊ ဈာနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ ။ပ။ တတိယံ-သော၊ ဈာနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ ။ပ။ စတုတ္ထံ-သော၊ ဈာနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ ရူပသညာနံ-တို့ကို၊ သမတိက္ကမ္မာ-ကြောင့်။ ။ပ။ အာကာသနဉာယတနံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ ။ပ။ သဗ္ဗသော-အားဖြင့်၊ သဗ္ဗသော-ကုန်သော၊ နေဝသညာနာသညာယတနံ-ကို၊ သမတိက္ကမ္မာ-၍၊ သညာဒေဒယိတံ-နိရောဓံ-သို့၊ ဥပသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏။ ဣတိ-သို့၊ နဝ-ကုန်သော၊ အနုပုဗ္ဗဝိဟာရာ-တို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ အနုပုဗ္ဗဝိဟာရာတရားတို့ကို၊ အဘိညေယျာ-ကုန်၏။

(ည) ကတမေ-ကုန်သော၊ နဝ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်သနည်း၊ ပဌမံ ဈာနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ကာမသညာ-သည်၊ နိရုဒ္ဓါ-သည်၊ ဟောတိ-၏၊ ဒုတိယံ ဈာနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ဝိတက္ကဝိစာရာ-တို့သည်၊ နိရုဒ္ဓါ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ တတိယံဈာနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ပီတိ-သည်၊ နိရုဒ္ဓါ-သည်၊ ဟောတိ-၏၊ စတုတ္ထံ ဈာနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ အဿာသပယာသာ-တို့သည်၊ နိရုဒ္ဓါ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ အာကာသနဉာယတနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ရူပသညာ-သည်၊ နိရုဒ္ဓါ-သည်၊ ဟောတိ-၏၊ ဝိညာဏဉာယတနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ အာကာသနဉာယတနာသညာ-သည်၊ နိရုဒ္ဓါ-သည်၊ ဟောတိ-၏၊ အာကိဉ္ဇညာယတနံ-သို့၊ သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ ဝိညာဏဉာယတန

သညာ-သည်၊ နိရုဒ္ဓါ-သည်၊ ဟောတိ-၏၊ နေဝသညာနဒသညာယတနံ-သို့၊
 သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ အာကိဉ္ဇညာယတနသညာ-သို့၊
 သမာပန္နဿ-သော၊ ပုဂ္ဂလဿ-အား၊ ဝါ-၏၊ အာကိဉ္ဇညာယတနသညာ-သည်၊
 နိရုဒ္ဓါ-သည်၊ ဟောတိ-၏၊ သညာဝေဒယိတနိရောဓံ-သို့၊ သမာပန္နဿ-သော၊
 ပုဂ္ဂလဿ-အား၊ ဝါ-၏၊ သညာ စ-သည် လည်းကောင်း၊ ဝေဒနာ စ-သည်
 လည်းကောင်း၊ နိရုဒ္ဓါ-ကုန်သည်၊ ဟောန္တိ-ကုန်၏၊ ဣတိ-သို့၊ နဝ-ကုန်သော၊
 အနုပုဗ္ဗနိရောဓာ-တို့သည်၊ သန္တိ-ကုန်၏၊ နဝ-ကုန်သော၊ ဣမေ ဓမ္မာ-ဤ အနု
 ပုဗ္ဗနိရောဓဓာနာ-တို့ကို၊ သန္တိကာတဗ္ဗာ-ကုန်၏။

ဣတိ-သို့၊ နဝတိ-သော၊ သူတာ-ကုန်သော၊ တဗ္ဗာ-ကုန်သော၊ ဓာထာ-
 ကုန်သော၊ အဝိတထာ-ကုန်သော၊ အနညထာ-ကုန်သော၊ ဣမေ ဓမ္မာ-တို့ကို၊
 တထာဂတေန-သည်၊ အဘိသမ္ဗုဒ္ဓါ-ကုန်ပြီ။

ဒသ ဓမ္မာ

၃၆၀။ ဒသ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-ကုန်၏။ ။ပ။ ဒသ-
 ကုန်သော၊ ဓမ္မာ-တို့ကို၊ သန္တိကာတဗ္ဗာ-ကုန်၏။

(က) ကတမေ-ကုန်သော၊ ဒသ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဗဟုကာရာ-
 ကုန်သည်။ အာဝုသော-တို့၊ ဣမ ဣမသို့ သာသနော-၌၊ ဘိက္ခု-သည်၊ သီလ-
 စါ-သည်၊ ဟောတိ-၏၊ ပါတိမောက္ခသံဝရသံဝုတော-သည်၊ အာစာရဂေါစရ-
 သမ္ပန္နော-သည်၊ အဏုမတ္တေသု-ကုန်သော၊ ဝဇ္ဇေသု-တို့၌၊ ဝါ-တို့ကြောင့်၊
 ဘယဒဿာဝီ-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ သိက္ခာပဒေသု-တို့၌၊ ဝါ-တို့
 တွင်၊ တံတံ သိက္ခာပဒေ-ကို၊ သမာဒါယ-၍၊ သိက္ခာတိ-၏၊ အာဝုသော-တို့၊
 ဘိက္ခု-သည်၊ သီလဝါ-သည်၊ ယမ္ပိ ဟောတိ-၏။ ။ပ။ သိက္ခာပဒေသု-တို့၌၊
 ဝါ-တို့တွင်၊ တံတံ သိက္ခာပဒေ-ကို၊ သမာဒါယ-၍၊ ယမ္ပိ သိက္ခာတိ-၏၊ အယမ္ပိ
 ဓမ္မာ-သည်လည်း၊ နာထကရဏော-တည်း။ (၁)။

၂။ အာဝုသော-တို့၊ ပုနစပရိ-အံ၊ ဘိက္ခု-သည်၊ ဗဟုဿုတော-သည်၊ သုတ-
 ဓရော-သည်၊ သုတသန္တိစယော-သည်၊ ဟောတိ-၏၊ အာဒိ ကလျာဏဒေ-ကုန်
 သော၊ မဇ္ဈေကလျာဏာ-ကုန်သော၊ ပရိယောသာနကလျာဏာ- ကုန်သော၊
 သဒ္ဓတ္တာ-ကုန်သော၊ သဗျဉ္ဇနာ-ကုန်သော၊ တေတေဓမ္မာ-တို့သည်၊ ကေဝလ-
 ပရိပုဏ္ဏံ-သော၊ ပရိသုဒ္ဓံ-သော၊ ဗြဟ္မစရိယံ-ကို၊ အဘိဝဒန္တိ-ကုန်၏၊ အဿ
 ဘိက္ခုနော-သည်၊ တထာဂ္ဂုပါ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝါ-တို့ကို၊ ဗဟု-
 ဿတာ-ကုန်ပြီးသည်၊ ဓာတာ-ကုန်ပြီးသည်၊ ဝေသု-ဖြင့်၊ ပရိစိတာ-ကုန်ပြီး

သည်၊ မာနသာ-ဖြင့်၊ အနုပေက္ခိတာ-ကုန်ပြီးသည်၊ ဒိဋ္ဌိယာ-ဖြင့်၊ သုပ္ပဋိဝိဒ္ဓါ-
ကုန်ပြီးသည်၊ ဟောန္တိ-ကုန်၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်၊ ဗဟုသုတော-
သည်။ ပ ။ ယမ္ပိဟောန္တိ-ကုန်၏၊ ဒိဋ္ဌိယာ-ဖြင့်၊ သုပ္ပဋိဝိဒ္ဓါ-ကုန်ပြီးသည်၊ ယမ္ပိ
ဟောန္တိ-ကုန်၏၊ အယမ္ပိဓမ္မော-သည်လည်း၊ နာထကရဏော-တည်း။ (၂)။

အာဝုသော-တို့၊ ပုန စပရံ-အံ၊ ဘိက္ခု-သည်၊ ကလျာဏမိတ္တော-သည်၊
ကလျာဏသဟာယော-သည်၊ ကလျာဏသမ္ပဝဏော-သည်၊ ဟောတိ-၏၊ အာဝု-
သော-တို့၊ ဘိက္ခု-သည်၊ ကလျာဏမိတ္တော-သည်၊ ကလျာဏသဟာယော-
သည်၊ ကလျာဏသမ္ပဝဏော-သည်၊ ယမ္ပိဟောတိ-၏၊ အယမ္ပိဓမ္မော-သည်
လည်း၊ နာထကရဏော-တည်း။ (၃)။

အာဝုသော-တို့၊ ပုနစပရံ- အံ၊ ဘိက္ခု-သည်၊ သုဝစော-သည်၊ သောဝ-
စထကရဏဟိ-ကုန်သော၊ ဓမ္မဟိ-တို့နှင့်၊ သမန္နာဂတော-သည်၊ ခမော-
သည်၊ အနုသာသနိ-ကို၊ ပဒက္ခိဏဂါဟိ-သည်၊ ဟောတိ-၏၊ အာဝုသော-တို့၊
ဘိက္ခု-သည်၊ သုဝစော-သည်။ ပ ။ အနုသာသနိ-ကို၊ ပဒက္ခိဏဂါဟိ-သည်၊
ယမ္ပိဟောတိ-၏၊ အယမ္ပိဓမ္မော-သည်လည်း၊ နာထကရဏော-တည်း။ (၄)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ သဗြဟ္မစာရိနံ-တို့၏၊ ဥစ္စာ-
ဝစာနိ-ကုန်သော၊ ယာနိတာနိကိ ကရဏီယာနိ-တို့သည်၊ သန္တိ-ကုန်၏၊ တတ္ထ-
တေသု ကိ ကရဏီယေသု-တို့၌၊ ဒက္ခော-သည်၊ အနုလသော-သည်၊ တတြု-
ပါယာယ-သော၊ ဝိမိသာယ-နှင့်၊ သမန္နာဂတော-သည်၊ ကာတုံ-ငှာ၊ အလံ-
သည်၊ သံဝိဓာတုံ-ငှာ၊ အလံ-သည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဘိက္ခု-
သည်၊ သဗြဟ္မစာရိနံ- တို့၏၊ ဥစ္စာဝစာနိ-ကုန်သော၊ ယာနိတာနိ ကိ ကရဏီ-
ယာနိ-တို့သည်၊ သန္တိ-ကုန်၏။ ပ ။ သံဝိဓာတုံ-ငှာ၊ အလံ-သည်၊ ယမ္ပိဟောတိ-
၏၊ အယမ္ပိဓမ္မော-သည်လည်း၊ နာထကရဏော-တည်း။ (၅)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဓမ္မကာမော-သည်၊ ပိယသမု-
ဒါဟာရော-သည်၊ အဘိဓမ္မေ-၌လည်းကောင်း၊ အဘိဝိနယေ-၌လည်းကောင်း၊
ဥဋ္ဌာရပါမောဇ္ဇော-သည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်၊ ဓမ္မ-
ကာမော-သည်။ ပ ။ ဥဋ္ဌာရပါမောဇ္ဇော-သည်၊ ယမ္ပိဟောတိ-၏၊ အယမ္ပိ-
ဓမ္မော-သည်လည်း၊ နာထကရဏော-တည်း။ (၆)။

အာဝုသော တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဣတရိတရေဟိ-ကုန်သော၊
စိဝရ ပိဏ္ဍပါတ သေနာသန ဂိလာနပ္ပစ္စယ တေသဇ္ဇပရိက္ခာရေဟိ - တို့ဖြင့်၊
သန္တုဋ္ဌော-သည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်၊ ဣတရိတရေဟိ-
ကုန်သော၊ စိဝရပိဏ္ဍပါတ သေနာသန ဂိလာနပ္ပစ္စယတေသဇ္ဇ ပရိက္ခာရေဟိ-
တို့ဖြင့်၊ သန္တုဋ္ဌော-သည်၊ ယမ္ပိဟောတိ-၏၊ အယမ္ပိဓမ္မော-သည်လည်း၊ နာထ
ကရဏော-တည်း။ (၇)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သညံ၊ အကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့ကို၊ ပဟာနာယ-ဌာလည်းကောင်း၊ ကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့၏၊ ဥပသမ္ပဒါယ-ဌာလည်းကောင်း၊ အာရဒ္ဓဝီရိယော-သည်၊ ထာမဝါ-သည်၊ ဒဠပရက္ကမေ-သည်၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့၌၊ ဝါ-တို့ကြောင့်၊ အနိက္ခိတ္တဓုရော-သည်၊ ဟုတော-၍၊ ဝိဟရတိ-၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်၊ အကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့ကို၊ ပဟာနာယ-ဌာလည်းကောင်း၊ ကုသလာနံ-ကုန်သော၊ ဓမ္မာနံ-တို့၏၊ ဥပသမ္ပဒါယ-ဌာလည်းကောင်း၊ အာရဒ္ဓဝီရိယော-သည်၊ ထာမဝါ-သည်၊ ဒဠပရက္ကမေ-သည်၊ ကုသလေသု-ကုန်သော၊ ဓမ္မေသု-တို့၌၊ ဝါ-တို့ကြောင့်၊ အနိက္ခိတ္တဓုရော-သည်၊ ဟု တော-၍၊ ယမ္ပိဝိဟရတိ-၏၊ အယမ္ပိဓမ္မော-သည်လည်း၊ နာထကရဏော-တည်း။ (၈)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ပရမေန-သော၊ သတိနေ-ပက္ကေန-နှင့်၊ သမန္နာဂတော-သည်၊ စိရကတမ္ပိ-ကိုလည်းကောင်း၊ စိရသာသိ-တမ္ပိ-ကိုလည်းကောင်း၊ သရိထာ-သည်၊ အနုဿရိတာ-သည်၊ ဟုတော-၍၊ သတိမာ-သည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်။ ပ ။ သတိမာ-သည်၊ ယမ္ပိဟောတိ-၏၊ အယမ္ပိဓမ္မော-သည်လည်း၊ နာထကရဏော-တည်း။ (၉)။

အာဝုသော-တို့၊ ပုနစပရံ-အံ၊ ဘိက္ခု-သည်၊ ဥဒယတ္ထဂါမိနိယာ-သော၊ အရိယာယ-သော၊ နိဗ္ဗေဓိကာယ-သော၊ သမ္မာ-စွာ၊ ဒုက္ခက္ခယဂါမိနိယာ-သော၊ ပညာယ-နှင့်၊ သမန္နာဂတော-သည်၊ ဟုတော-၍၊ ပညဝါ-သည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဘိက္ခု-သည်။ ပ ။ သမ္မာ-စွာ၊ ဒုက္ခက္ခယဂါမိနိယာ-သော၊ ပညာယ-နှင့်၊ သမန္နာဂတော-သည်၊ ဟုတော-၍၊ ပညဝါ-သည်၊ ယမ္ပိဟောတိ-၏၊ အယမ္ပိဓမ္မော-သည်လည်း၊ နာထကရဏော-တည်း၊ ဣတိ-သို့၊ ဒသ-ကုန်သော၊ နာထကရဏာ-ကုန်သော၊ ဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊ ဒသ-ကုန်သော၊ ဣမေဓမ္မာ - ဤ နာထကရဏ တရားတို့သည်၊ ဗဟုကာရာ-ကုန်၏။ (၁၀)။

☞ (၁) ကတမေ-ကုန်သော၊ ဒသ-ကုန်သော၊ ဓမ္မာ-တို့ကို၊ ဘာဝေတဗျာ-ကုန်သနည်း၊ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ ပထဝီကသိဏံ-ကို၊ ဥဒ္ဓံ-၌လည်းကောင်း၊ အဓော-၌လည်းကောင်း၊ တိရိယံ-၌လည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ အာပေါကသိဏံ-ကို၊ ဥဒ္ဓံ-၌လည်းကောင်း၊ အဓော-၌လည်းကောင်း၊ တိရိယံ-၌လည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ တေဇောကသိဏံ-ကို၊ ။ ပ ။ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ ဓါယောကသိဏံ-ကို။ ပ ။ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဒ္ဓယံ-သော၊

အပ္ပမာဏံ-သော၊ နိလကသိဏံ-ကို။ ပ။ ဧကော-သော၊ ပုဂ္ဂလော-သည်၊
 အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ ပိတကသိဏံ-ကို။ ပ။ ဧကော-သော၊ ပုဂ္ဂ-
 လော-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ လောဟိတကသိဏံ-ကို။ ပ။
 ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-သော၊ ဩဒါတ-
 ကသိဏံ-ကို။ ပ။ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဒ္ဓယံ-သော၊ အပ္ပမာဏံ-
 သော၊ အာကာသကသိဏံ-ကို။ ပ။ ဧကော-သော၊ ပုဂ္ဂလော-သည်၊ အဒ္ဓယံ-
 သော၊ အပ္ပမာဏံ-သော၊ ဝိညာဏကသိဏံ-ကို၊ ဥဒ္ဓိ-ဥလည်းကောင်း၊ အစေ-
 ဥလည်းကောင်း၊ တိရိယံ-ဥလည်းကောင်း၊ သဉ္ဇာနာတိ-၏၊ ဣတိ-သို့၊ ဒသ-
 ကုန်သော၊ ကသိဏာယတနာနိ-တို့သည်၊ သန္တိ-ကုန်၏၊ ဒသ-ကုန်သော၊ ဣမေ-
 မော-တို့ကို၊ ဘာဝေတဗ္ဗု-ကုန်၏။

(ဂ) ကတမေ-ကုန်သော၊ ဒသ-ကုန်သော၊ မော-တို့ကို၊ ပရိညေယျာ-
 ကုန်သနည်း၊ စက္ခာယတနံ-လည်းကောင်း၊ ရူပါယတနံ-လည်းကောင်း၊ သော-
 တာယတနံ-လည်းကောင်း၊ သဒ္ဓါယတနံ-လည်းကောင်း၊ သာနာယတနံ-လည်း
 ကောင်း၊ ဂန္ဓာယတနံ-လည်းကောင်း၊ ဝိဂ္ဂာယတနံ-လည်းကောင်း၊ ရသာယတနံ-
 လည်းကောင်း၊ ကာယာယတနံ-လည်းကောင်း၊ ဖောဠဗ္ဗာယတနံ-လည်းကောင်း၊
 ဣတိ-သို့၊ ဒသ-ကုန်သော၊ အာယတနာနိ-တို့သည်၊ သန္တိ-ကုန်၏၊ ဒသ-ကုန်
 သော၊ ဣမေမော-ဤအာယတနတရားတို့ကို၊ ပရိညေယျာ-ကုန်၏။

(ဃ) ကတမေ-ကုန်သော၊ ဒသ-ကုန်သော၊ မော-တို့ကို၊ ပဟာတဗ္ဗာ-
 ကုန်သနည်း၊ မိစ္ဆာဒိဋ္ဌိ-လည်းကောင်း၊ မိစ္ဆာသင်္ကပ္ပော-လည်းကောင်း၊ မိစ္ဆာ-
 ဝါစာ-လည်းကောင်း၊ မိစ္ဆာကမ္မန္တော-လည်းကောင်း၊ မိစ္ဆာအာဇီဝေ-
 လည်းကောင်း၊ မိစ္ဆာဝါယာမော-လည်းကောင်း၊ မိစ္ဆာသတိ-လည်းကောင်း၊
 မိစ္ဆာသမာဓိ-လည်းကောင်း၊ မိစ္ဆာဉာဏံ-လည်းကောင်း၊ မိစ္ဆာဝိမုတ္တိ-လည်း
 ကောင်း၊ ဣတိ-သို့၊ ဒသ-ကုန်သော၊ မိစ္ဆတ္တာ-တို့သည်၊ သန္တိ-ကုန်၏၊ ဒသ-
 ကုန်သော၊ ဣမေမော-ဤ မိစ္ဆတ္တတရားတို့ကို၊ ပဟာတဗ္ဗာ-ကုန်၏။

(င) ကတမေ-ကုန်သော၊ ဒသ-ကုန်သော၊ မော-တို့သည်၊ ဟာနဘာ-
 ဝိယာ-ကုန်သနည်း၊ ပါဏာတိပါတော-လည်းကောင်း၊ အဒိန္နာဒါနံ-လည်း
 ကောင်း၊ ကာမေသုမိစ္ဆာစာရော-လည်းကောင်း၊ မုသာဝါဒေါ-လည်းကောင်း၊
 ပိသုဏဝါစာ-လည်းကောင်း၊ ဖရုသဝါစာ-လည်းကောင်း၊ သမ္ပပ္ပလာပေါ-
 လည်းကောင်း၊ အဘိဇ္ဈာ-လည်းကောင်း၊ ဗျာပါဒေါ-လည်းကောင်း၊ မိစ္ဆာ-
 ဒိဋ္ဌိ-လည်းကောင်း၊ ဣတိ-သို့၊ ဒသ-ကုန်သော၊ အကုသလကမ္မပထာ-တို့သည်၊
 သန္တိ-ကုန်၏၊ ဒသ-ကုန်သော၊ ဣမေမော-ဤ အကုသလကမ္မပထ တရားတို့
 သည်၊ ဟာနဘာဝိယာ-ကုန်၏။

(၈) ကတမေ-ကုန်သော၊ ဒသ-ကုန်သော၊ ဓမ္မာ-တို့သည်၊ ဝိသေသ-
 ဘာဂိယာ-ကုန်သည်၊ ပါဏာတိပါတာ-မှ၊ ဝေရမဏိ-လည်းကောင်း၊ အဒိန္နာ-
 ဒါနာ-မှ၊ ဝေရမဏိ-လည်းကောင်း၊ ကာမေသုမိစ္ဆာစာရာ-မှ၊ ဝေရမဏိ-
 လည်းကောင်း၊ မုစ္ဆာဝါဒါ-မှ၊ ဝေရမဏိ-လည်းကောင်း၊ ပိသုကာယ-သော၊
 ဝါစာယ-မှ၊ ဝေရမဏိ-လည်းကောင်း၊ ဖရုသာယ-သော၊ ဝါစာယ-မှ၊
 ဝေရမဏိ-လည်းကောင်း၊ သမ္ပပ္ပလာပါ-မှ၊ ဝေရမဏိ-လည်းကောင်း၊ အန-
 ဘိဇ္ဈာ-လည်းကောင်း၊ အဗျာပါဒေါ-လည်းကောင်း၊ သမ္မာဒိဋ္ဌိ-လည်းကောင်း၊
 ဣတိ-သို့၊ ဒသ-ကုန်သော၊ ကုသလကမ္မပထာ-တို့သည်၊ သန္တိ-၏၊ ဒသ-ကုန်
 သော၊ ဣမေ ဓမ္မာ-ဤ ကုသလကမ္မပထာတရားတို့သည်၊ ဝိသေသဘာဂိယာ-
 ကုန်၏။

(ဆ) ကတမေ-ကုန်သော၊ ဒသ-ကုန်သော၊ ဓမ္မာ-တရားတို့ကို၊ ဒုပ္ပဋိ
 ဝိဇ္ဈာ-ကုန်သည်၊ အာဝုဿာ-တို့၊ ဣမ ဣမသ္မိ သာသနေ-၌၊ ဘိက္ခု-သည်၊
 ပဉ္စဂံဝိပုဟိနော-သည်၊ ဆဠင်္ဂသမန္နာဂတော-သည်၊ ကောရက္ခော-သည်၊ စတုရာ
 ပထေနော-သည်၊ ပဏန္ဒုဖစ္စေကသစ္စော-သည်၊ သမဝယသဠေဆနော-သည်၊
 အနာဝိလသင်္ဂဟော-သည်၊ ပဿဒ္ဓကာယသင်္ခါရော-သည်၊ သုဝိမုတ္တစိတ္တော၊
 သည်၊ သုဝိမုတ္တပဠော-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ ဒသ-ကုန်သော-
 အရိယဝါသာ-တို့သည်၊ သန္တိ-ကုန်၏။

☞ အာဝုဿာ-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ပဉ္စဂံဝိပုဟိနော-သည်၊
 ဟောတိ-နည်း၊ အာဝုဿာ-တို့၊ ဣမ ဣမသ္မိ သာသနေ-၌၊ ဘိက္ခုနော-သည်၊
 ကာမစ္စန္ဒော-သည်၊ ဝါ-ကို၊ ပဟိနော-သည်၊ ဟောတိ-၏၊ ဗျာပါဒေါ-သည်၊
 ဝါ-ကို၊ ပဟိနော-သည်၊ ဟောတိ-၏၊ ထိနမိဒ္ဓိ-သည်၊ ဝါ-ကို၊ ပဟိနံ-သည်၊
 ဟောတိ-၏၊ ဥဒ္ဓစ္စကုက္ကုစ္စံ-သည်၊ ဝါ-ကို၊ ပဟိနံ-သည်၊ ဟောတိ-၏၊ ဝိစိ-
 ကိစ္ဆာ-သည်၊ ဝါ-ကို၊ ပဟိနာ-သည်၊ ဟောတိ-၏၊ အာဝုဿာ-တို့၊ ဝေ
 ခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ပဉ္စဂံဝိပုဟိနော-သည်၊ ဟောတိ-၏။ (၁)။

အာဝုဿာ-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ဆဠင်္ဂသမန္နာဂတော-
 သည်၊ ဟောတိ-နည်း၊ အာဝုဿာ-တို့၊ ဣမ ဣမသ္မိ သာသနေ-၌၊ ဘိက္ခု-
 သည်၊ စက္ခုနာ-ဖြင့်၊ ရူပံ-ကို၊ ဒိသ္မာ-ရှိသော်၊ သုမနော-သည်၊ နေဝ ဟောတိ-
 မဖြစ်၊ ဒုမ္ပနော-သည်၊ န ဟောတိ-မဖြစ်၊ ဥပေက္ခကော-သည်၊ သတော-
 သည်၊ သမ္ပဇာနော-သည်၊ ဟုတော စ-၍သာလျှင်၊ ဝိဟရတိ-၏၊ သောတေန-
 ဖြင့်၊ သဒ္ဓိ-ကို၊ သုတော-ရှိသော်။ ။ပ။ သာနေန-ဖြင့်၊ ဂန္ဓံ-ကို၊ သာယိတော-
 ရှိသော်။ ။ပ။ ဇိဝ္ဗာယ-ဖြင့်၊ ရသံ-ကို၊ သာယိတော-ရှိသော်။ ။ပ။ ကာယေန-
 ဖြင့်၊ ဖောဠဗ္ဗံ-ကို၊ ဖုသိတော-ရှိသော်။ ။ပ။ မနုဿာ-ဖြင့်၊ ဓမ္မံ-ကို၊ ဝိညာယ-

ရှိသော်၊ သုမနော-သည်၊ နေဝုဟောတိ-မဖြစ်၊ ဒုမ္မနော-သည်၊ န ဟောတိ-မဖြစ်၊ ဥပေက္ခကော-သည်၊ သတော-သည်၊ သမ္ပဇာနော-သည်၊ ဟုတော စ-၍သာလျှင်၊ ဝိဟရတိ-၏၊ အာဝုသော-တို့၊ ဧဝံ ခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ဆဋ္ဌင်္ဂမန္နာဂတော-သည်၊ ဟောတိ-၏။ (၂)။

အာဝုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ကောရက္ခော-သည်၊ ဟောတိ-နည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံသာသနေ-၌၊ ဘိက္ခု-သည်၊ သတာရက္ခေန-သော၊ စေတသာ-နှင့်၊ သမန္နာဂတော-သည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဧဝံခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ကောရက္ခော-သည်၊ ဟောတိ-၏။ (၃)။

အာဝုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ စတုရာပဿေနော-သည်၊ ဟောတိ-နည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံသာသနေ-၌၊ ဘိက္ခု-သည်၊ သင်္ခါယ-ဖြင့်၊ ကေ-ကို၊ ပဋိသေဝတိ-၏၊ သင်္ခါယ-ဖြင့်၊ ကေ-ကို၊ အဓိဝါသေတိ-၏၊ သင်္ခါယ-ဖြင့်၊ ကေ-ကို၊ ပရိဝဇ္ဇေတိ-၏၊ သင်္ခါယ-ဖြင့်၊ ကေ-ကို၊ ဝိနောဒေတိ-၏၊ အာဝုသော-တို့၊ ဧဝံခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ စတုရာပဿေနော-သည်၊ ဟောတိ-၏။ (၄)။

အာဝုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ပဏန္ဒပစ္စေကသစ္စော-သည်၊ ဟောတိ-နည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံသာသနေ-၌၊ ဘိက္ခု-သည်၊ ပုထု-ကုန်သော၊ သမဏဗြာဟ္မဏာနံ-တို့၏၊ ပုထု-ကုန်သော၊ ယာနိတာနိ ပစ္စေကသစ္စာနိ-တို့သည်၊ သန္တိ-ကုန်၏၊ သဗ္ဗာနိ-ကုန်သော၊ တာနိ ပစ္စေက-သစ္စာနိ-တို့သည်၊ ဝါ-ကို၊ နန္ဒာနိ-အပ်ကုန်ပြီးသည်၊ ပဏန္ဒာနိ-အပ်ကုန် ပြီးသည်၊ စတ္တာနိ-အပ်ကုန်ပြီးသည်၊ ဝတ္တာနိ-ကုန်ပြီးသည်၊ မုတ္တာနိ-အပ်ကုန် ပြီးသည်၊ ပဟိနာနိ-အပ်ကုန်ပြီးသည်၊ ပဋိနိဿဋ္ဌာနိ-အပ်ကုန်ပြီးသည်၊ ဟောန္တိ-ကုန်၏၊ အာဝုသော-တို့၊ ဧဝံခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ပဏန္ဒ ပစ္စေက-သစ္စေဒ-သည်၊ ဟောတိ-၏။ (၅)။

အာဝုသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ သမဝယသဋ္ဌေသနော-သည်၊ ဟောတိ-နည်း၊ အာဝုသော-တို့၊ ဣဓ ဣမသ္မိံသာသနေ-၌၊ ဘိက္ခု-သည်၊ ကာမေသနာ-သည်၊ ဝါ-ကို၊ ပဟိနာ-အပ်ပြီးသည်၊ ဟောတိ-၏၊ ဇာဝေသနာ-သည်၊ ဝါ-ကို၊ ပဟိနာ-အပ်ပြီးသည်၊ ဟောတိ-၏၊ ဗြဟ္မစရိယေ သနာ-သည်၊ ပဋိပဿဒ္ဓါ-ပြီးသည်၊ ဟောတိ-၏၊ အာဝုသော-တို့၊ ဧဝံ ခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ သမဝါယသဋ္ဌေသနော-သည်၊ ဟောတိ-၏။ (၆)။

☞ အာရုံသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ အနာဝိလသင်္ကပ္ပော-
 သည်၊ ဟောတိ-နည်း၊ အာရုံသော-တို့၊ ဣဓဗ္ဗမသ္မိံသာသနေ-ဉ္စ၊ ဘိက္ခုနော-
 သည်၊ ကာမသင်္ကပ္ပော-သည်၊ ဝါ-ကို၊ ပဟိနော-အပ်ပြီးသည်၊ ဟောတိ-၏၊
 ဗျာပါဒသင်္ကပ္ပော-သည်၊ ဝါ-ကို၊ ပဟိနော-သည်၊ ဟောတိ-၏၊ ဝိဟိံသာ-
 သင်္ကပ္ပော-သည်၊ ဝါ-ကို၊ ပဟိနော-သည်၊ ဟောတိ-၏၊ အာရုံသော-တို့၊ ဧဝံ
 ခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ အနာဝိလသင်္ကပ္ပော-သည်၊ ဟောတိ-၏။
 (၇)။

အာရုံသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ပဿဒ္ဓကာယသင်္ခါ-
 ရော-သည်၊ ဟောတိ-နည်း၊ အာရုံသော-တို့၊ ဣဓဗ္ဗမသ္မိံသာသနေ-ဉ္စ၊ ဘိက္ခု-
 သည်၊ ပုဗ္ဗေဝ-ဉ္စသာလျှင်၊ သုခဿ-ကို၊ ပဟာနာစ- ကြောင့်လည်းကောင်း၊
 ဒုက္ခဿ-ကို၊ ပဟာနာစ-ကြောင့်လည်းကောင်း၊ သောမနဿဗေ၊ မနဿာနံ-
 တို့၏၊ အတ္တင်္ဂမာစ-ကြောင့်လည်းကောင်း၊ အဒုက္ခမသုခံ-သော၊ ဥပေက္ခာ-
 သတိပါရိသုဒ္ဓိံ-သော၊ စတုတ္ထံ-သော၊ ဈာန်-သို့၊ ဥသမ္ပဇ္ဇ-၍၊ ဝိဟရတိ-၏၊
 အာရုံသော-တို့၊ ဧဝံခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ ပဿဒ္ဓကာယသင်္ခါရော-
 သည်၊ ဟောတိ-၏။ (၈)။

အာရုံသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ သုဝိမုတ္တစိတ္တော-သည်၊
 ဟောတိ-နည်း၊ အာရုံသော-တို့၊ ဣဓဗ္ဗမသ္မိံသာသနေ-ဉ္စ၊ ဘိက္ခုနော-၏၊
 စိတ္တံ-သည်၊ ဣဂါ-မှ၊ ဝိမုတ္တံ-သည်၊ ဟောတိ-၏၊ စိတ္တံ-သည်၊ ဧဝါသာ-မှ၊
 ဝိမုတ္တံ-သည်၊ ဟောတိ-၏၊ စိတ္တံ-သည်၊ မောဟာ-မှ၊ ဝိမုတ္တံ-သည်၊ ဟောတိ-
 ၏၊ အာရုံသော-တို့၊ ဧဝံခေါ-သို့သာလျှင်၊ ဘိက္ခု-သည်၊ သုဝိမုတ္တစိတ္တော-
 သည်၊ ဟောတိ-၏။ (၉)။

အာရုံသော-တို့၊ ကထဉ္စ-သို့သာလျှင်၊ ဘိက္ခု-သည်၊ သုဝိမုတ္တပညော-
 သည်၊ ဟောတိ-နည်း၊ အာရုံသော-တို့၊ ဣဓဗ္ဗမသ္မိံသာသနေ-ဉ္စ၊ ဘိက္ခု-သည်၊
 မေ-သည်၊ ဣဂေါ-ကို၊ ပဟိနော-အပ်ပြီး၊ ဥစ္ဆန္နမ္ပလော-ခဲ့၏၊ တာလာဝတ္ထု-
 ကတော-ခဲ့၏၊ အနဘာဝံကတော-အပ်ပြီး၊ အာယတိံ-၌၊ အနုပ္ပဒဗ္ဗော-ခဲ့၏၊
 ဣတိ-သို့၊ ပဇာနာတိ-၏၊ မေ-သည်၊ ဧဝါသော-ကို။ ပ ။ ပဇာနာတိ-၏၊
 ဧမေ-သည်၊ မောဟော-ကို။ ပ ။ ပဇာနာတိ-၏၊ အာရုံသော-တို့၊ ဧဝံ ခေါ-
 သို့သာလျှင်၊ ဘိက္ခု-သည်၊ သုဝိမုတ္တပညော-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊
 ဒသ-ကုန်သော၊ ဣမေမ္မော-ဤအရိယဝါသတရားတို့ကို၊ ဒုပ္ပဋိဝိဇ္ဇာ-ကုန်၏။
 (၁၀)။

(၉) ကတမေ-ကုန်သော၊ ဒသ-ကုန်သော၊ မော-တို့တို့၊ ဥပ္ပာဒေတဗ္ဗာ-
 ကုန်သနည်း၊ အသုဘသညာ- လည်းကောင်း၊ မရဏသညာ-လည်းကောင်း၊

အာဟာရေ-၌၊ ပဋိကုလသညာ-လည်းကောင်း၊ သဗ္ဗလောကေ-၌၊ အနုတိရတိ-
 သညာ-လည်းကောင်း၊ အနိစ္စသညာ-လည်းကောင်း၊ အနိစ္စေ-၌၊ ဒုက္ခသညာ-
 လည်းကောင်း၊ ဒုက္ခေ-၌၊ အနတ္တသညာ-လည်းကောင်း၊ ပဟာနုသညာ-
 လည်းကောင်း၊ ဝိရာဂသညာ-လည်းကောင်း၊ နိရောဓသညာ-လည်းကောင်း၊
 ဣတိ-သို့၊ ဒသ-ကုန်သော၊ သညာ-တို့သည်၊ သန္တိ-ကုန်၏၊ ဒသ-ကုန်သော၊
 ဣမေဓမ္မာ-ဤသညာတရားတို့ကို၊ ဥပ္ပာဒေသဗ္ဗာ-ကုန်၏။

(၈၅) ကဏမေ-ကုန်သော၊ ဒသ-ကုန်သော၊ ဓမ္မာဤတို့ကို၊ အဘိညေယျာ-
 ကုန်သနည်း၊ သမ္မာဒိဋ္ဌိဿ-သမ္မာဒိဋ္ဌိရှိသော၊ ပုဂ္ဂလဿ-ပုဂ္ဂိုလ်သည်၊ မိစ္ဆာဒိဋ္ဌိ-
 မိစ္ဆာဒိဋ္ဌိသည်၊ ဝါ-ကို၊ နိဇ္ဇိဏ္ဏာ-ပယ်အပ်ပြီးသည်၊ ဟောတိ-၏၊ မိစ္ဆာဒိဋ္ဌိပစ္စ-
 ယာ-မိစ္ဆာဒိဋ္ဌိ ဟူသော အကြောင်းကြောင့်၊ အနေကေ-များစွာကုန်သော၊
 ပါပကာ-ယုတ်မာကုန်သော၊ အကုသလာ-အကုသိုလ် ဖြစ်ကုန်သော၊ ယေ စ
 ဓမ္မာ-အကြင် တရားတို့သည်လည်း၊ သမ္ဘဝန္တိ-ကုန်၏၊ တေ စ ဓမ္မာ-ထို တရား
 တို့သည်လည်း၊ ဝါ-တို့ကိုလည်း၊ အဿ ပုဂ္ဂလဿ-ထို သမ္မာဒိဋ္ဌိရှိသော ပုဂ္ဂိုလ်
 သည်၊ နိဇ္ဇိဏ္ဏာ-ပယ်အပ်ကုန်ပြီးသည်၊ ဟောန္တိ-ကုန်၏၊ သမ္မာသကံပွဲဿ-
 သမ္မာသကံပွဲရှိသော၊ ပုဂ္ဂလဿ-သည်၊ မိစ္ဆာသကံပွေ-မိစ္ဆာသကံပွဲသည်၊ ဝါ-
 ကို၊ နိဇ္ဇိဏ္ဏာ-အပ်ပြီးသည်၊ ဟောတိ-၏၊ မိစ္ဆာသကံပွဲ ပစ္စယာ-မိစ္ဆာသကံပွဲ
 ဟူသော အကြောင်းကြောင့်၊ အနေကေ-ကုန်သော၊ ပါပကာ-ကုန်သော၊
 အကုသလာ-ကုန်သော၊ ယေ စ ဓမ္မာ-တို့သည်လည်း၊ သမ္ဘဝန္တိ-ကုန်၏၊ တေ စ
 ဓမ္မာ-တို့သည်လည်း၊ ဝါ-တို့ကိုလည်း၊ အဿ ပုဂ္ဂလဿ-သည်၊ နိဇ္ဇိဏ္ဏာ-အပ်
 ကုန်ပြီးသည်၊ ဟောန္တိ-ကုန်၏၊ သမ္မာဝါစာယ-သမ္မာဝါစာရှိသော၊ ပုဂ္ဂလဿ-
 သည်၊ မိစ္ဆာဝါစာ-သည်၊ ဝါ-ကို၊ နိဇ္ဇိဏ္ဏာ-အပ်ပြီးသည်၊ ဟောတိ-၏။ ။ပ။
 သမ္မာကမ္မန္တဿ-သမ္မာကမ္မန္တရှိသော၊ ပုဂ္ဂလဿ-သည်၊ မိစ္ဆာကမ္မန္တော-သည်၊
 ဝါ-ကို၊ နိဇ္ဇိဏ္ဏာ-သည်၊ ဟောတိ-၏။ ။ပ။ သမ္မာအာဇီဝဿ-သမ္မာအာဇီဝ
 ရှိသော၊ ပုဂ္ဂလဿ-သည်၊ မိစ္ဆာအာဇီဝေါ-သည်၊ ဝါ-ကို၊ နိဇ္ဇိဏ္ဏာ-အပ်ပြီး
 သည်၊ ဟောတိ-၏၊ သမ္မာဝါယာမဿ- သမ္မာဝါယာမရှိသော၊ ပုဂ္ဂလဿ-
 သည်၊ မိစ္ဆာဝါယာမော- သည်၊ ဝါ-ကို၊ နိဇ္ဇိဏ္ဏာ-အပ်ပြီးသည်၊ ဟောတိ-
 ၏။ ။ပ။ သမ္မာသတိဿ-သမ္မာသတိရှိသော၊ ပုဂ္ဂလဿ-သည်၊ မိစ္ဆာသတိ
 သည်၊ ဝါ- ကို၊ နိဇ္ဇိဏ္ဏာ- အပ်ပြီးသည်၊ ဟောတိ-၏။ ။ပ။ သမ္မာသမာ-
 မိဿ-သမ္မာသမာမိရှိသော၊ ပုဂ္ဂလဿ-သည်၊ မိစ္ဆာသမာမိ-သည်၊ ဝါ-ကို၊
 နိဇ္ဇိဏ္ဏာ-အပ်ပြီးသည်၊ ဟောတိ-၏။ ။ပ။ သမ္မာညဏဿ-သမ္မာညဏ်ရှိသော၊
 ပုဂ္ဂလဿ-သည်၊ မိစ္ဆာညဏံ-သည်၊ ဝါ-ကို၊ နိဇ္ဇိဏ္ဏာ-သည်၊ ဟောတိ-၏။ ။ပ။
 သမ္မာဝိမုတ္တဿ-သမ္မာဝိမုတ္တိရှိသော၊ ပုဂ္ဂလဿ-သည်၊ မိစ္ဆာဝိမုတ္တိ-သည်၊ ဝါ-
 ကို၊ နိဇ္ဇိဏ္ဏာ- အပ်ပြီးသည်၊ ဟောတိ-၏၊ မိစ္ဆာ ဝိမုတ္တိ ပစ္စယာ-ကြောင့်၊



အနေကေ-ကုန်သော၊ ပါပကာ-ကုန်သော၊ အကုသလာ-ကုန်သော၊ ယေ စ
 ဓမ္မာ-တို့သည်သည်၊ သမ္ဘဝန္တိ-ကုန်၏၊ ဝေ စ ဓမ္မာ-တို့သည်လည်း၊ ဝါ-
 တို့ကိုလည်း၊ အဿ ပုဂ္ဂလဿ-သည်၊ နိဇ္ဇေယျာ-အပ်ကုန်ပြီးသည်၊ ဟောန္တိ-
 ကုန်၏၊ ဣတိ-သို့၊ ဒေသ-ကုန်သော၊ * နိဇ္ဇေယျဝတ္ထုနိ-နိဇ္ဇေယျဝတ္ထုတို့သည်၊ ဝါ-
 ပယ်ခြင်း၏ အကြောင်းတို့သည်၊ သန္တိ-ကုန်၏၊ ဒေသ-ကုန်သော၊ ဣမ ဓမ္မာ-
 ဤ နိဇ္ဇေယျဝတ္ထုတရားတို့ကို၊ အဘိညေယျာ-ကုန်၏။

(ည) ကတမေ-ကုန်သော၊ ဒေသ-ကုန်သော၊ ဓမ္မာ-တို့ကို၊ သစ္စိကာတဗ္ဗာ-
 ကုန်သနည်း၊ အသေက္ခာ-သော၊ သမ္မာဒိဋ္ဌိ-လည်းကောင်း၊ အသေက္ခော-
 သော၊ သမ္မာသင်္ကပ္ပော-လည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာဝါစာ-လည်း
 ကောင်း၊ အသေက္ခော-သော၊ သမ္မာကမ္မန္တော-လည်းကောင်း၊ အသေက္ခော-
 သော၊ သမ္မာအာဇီဝေါ-လည်းကောင်း၊ အသေက္ခော-သော၊ သမ္မာဝါယာမေဇ-
 လည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာသတိ-လည်းကောင်း၊ အသေက္ခာ-
 သော၊ သမ္မာသမာဓိ-လည်းကောင်း၊ အသေက္ခာ-သော၊ သမ္မာဣန္ဒြိယ-လည်း
 ကောင်း၊ အသေက္ခာ-သော၊ သမ္မာဝိမုတ္တိ-လည်းကောင်း၊ ဣတိ-သို့၊ ဒေသ-
 ကုန်သော၊ အသေက္ခာ-ကုန်သော၊ ဓမ္မာ-တို့သည်၊ သန္တိ-ကုန်၏၊ ဒေသ-ကုန်
 သော၊ ဣမေ ဓမ္မာ-ဤ အသေက္ခမ္မတို့ကို၊ သစ္စိကာတဗ္ဗာ-ကုန်၏။

ဣတိ-သို့၊ ဘူတာ-ကုန်သော၊ တစ္ဆာ-ကုန်သော၊ တထာ-ကုန်သော၊ အဝိ-
 တထာ-ကုန်သော၊ အနညထာ-ကုန်သော၊ ဣမေ သတဓမ္မာ-ဤ တစ်ရာသော
 တရားတို့ကို၊ သမ္မာ-စွာ၊ တထာဂတေန-သည်၊ အဘိသမ္ပုဒ္ဓါ-ကုန်ပြီး၊ ဣတိ-
 သို့၊ အဝေါ စ-ပြီး၊ အာယသ္မာ သာရိပုတ္တော-သည်၊ ဣဒံ သုတ္တံ-ဤ ဒေသတ္ထရ
 သုတ်ကို၊ အဝေါ စ-ပြီး၊ ဝေ ဘိက္ခု-ထို ငါးရာသော ရဟန်းတို့သည်၊ အတ္ထ
 မနာ-ကုန်သည်၊ ဟုတော-ကုန်၍၊ အာယသ္မာတော သာရိပုတ္တဿ-၏၊ ဝါ-သည်၊
 ဘာသိတံ-ဟောတော်မူအပ်သော ဒေသတ္ထရ သုတ်ကို၊ အဘိနန္ဒါ-ကုန်ပြီး၊ ဣတိ
 ဝေ-သို့၊ သုတံ-အပ်ပါပြီ၊ ဣတိ-သို့၊ ဝိဿဇ္ဇေသိ-ပြီး၊ ဣတိ-ဤကား ဒေသတ္ထရ
 သုတ် အပြီးတည်း။

ကောဒေသမံ-တစ်ဆယ့်တစ်သုတ်တို့၏ ပြည့်ကြောင်း ဖြစ်သော၊ ဒေသတ္ထရ-
 သုတ္တံ-ဒေသတ္ထရသုတ်သည်၊ နိဋ္ဌိတံ-ပြီးပြီ။

ပါထိကဝဂ္ဂေါ-ပါထိကဝဂ်သည်၊ နိဋ္ဌိတော-ပြီးပြီ။

* မှတ်ချက်။ * ဤ၌ နိဇ္ဇေယျဝတ္ထုနိ ဟူ၍ မူတိုင်ရှိကြ၏။ နိဇ္ဇေယျဝတ္ထုနိ ဟူသော ဝါဂ္ဂသား
 အဋ္ဌကထာ-ပိုကာတို့နှင့် ညီ၏။

တသုဒ္ဓါနံ

ဣဒံ-ဣ ခိုအပ်လတ္တံ့ သည်ကား၊ တသ ပါထိကဝဂ္ဂဿ-ထို ပါထိကဝဂ်၏၊
ဥဒ္ဓါနံ-ဥဒ္ဓါနံတံည်း၊ ဝါ-အထက်၌ အနက်တို့ကို စောင့်ရှောက်တတ်သော
သင်္ဂဟဂါထာတည်း။

ပါထိကော စ-ပါထိကသုတ် လည်းကောင်း၊ ဥဒ္ဓမ္မရံ စ-ဥဒ္ဓမ္မရသုတ် လည်း
ကောင်း၊ စက္ကဝတ္တိ စ-စက္ကဝတ္တိသုတ် လည်းကောင်း၊ အဂ္ဂညကံ စ-အဂ္ဂညသုတ်
လည်းကောင်း၊ သမ္ပသာဒနံ စ-သမ္ပသာဒနသုတ် လည်းကောင်း၊ ပါသာဒံ စ-
ပါသာဒိကသုတ် လည်းကောင်း၊ မဟာပုရိသလက္ခဏံ စ-မဟာပုရိသ လက္ခဏ
သုတ် လည်းကောင်း၊ သိင်္ဂါလံ စ-သိင်္ဂါလောဝါဒသုတ် လည်းကောင်း၊ အာ-
ဇ္ဈာနာဠိယကံ စ-အာဇ္ဈာနာဠိယသုတ် လည်းကောင်း၊ သင်္ဂီတိ စ-သင်္ဂီတိသုတ်
လည်းကောင်း၊ ဒသုတ္တရံ စ-ဒသုတ္တရသုတ် လည်းကောင်း၊ ဣတိ-သို့၊ ကော-
ဒသဟိ-ဘင်္ဂဆယ့်တစ်ပါးကုန်သော၊ သုတ္တေဟိ-သုတ်တို့ဖြင့်၊ လက္ခိတော-မှတ်
အပ်သော၊ ဝဂ္ဂေါ-ခပ်ကို၊ ပါထိကဝဂ္ဂေါတိ-ပါထိကဝဂ်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်
၏၊ ဣတိ ဣဒံ-သည်ကား၊ ဥဒ္ဓါနံ-တည်း။

ပါထိကဝဂ္ဂပါဠိ-သည်၊ နိဠိတော-ပြီ။

တိဟိ-သုံးပါးကုန်သော၊ ဝဂ္ဂေဟိ-သီလက္ခန္ဓဝဂ်၊ မဟာဝဂ်၊ ပါထိကဝဂ်
တို့ဖြင့်၊ ပဋိမဏ္ဍိတော-တန်ဆာဆင်အပ်သော၊ သကလော-အလုံးစုံသော၊ ဒီသ
နိကာယော-ဒီသနိကာယ်သည်၊ သမတ္တော-ပြီးပြီ။

အဘိနဝနိဿယ နိဂမ

တ္ထောဝတံစ မယာ နန္ဒဝံသာဘိဓာနေန ပုဂါမ မဟာနဂရဿ
ပုရတ္ထိမဒိသာဘာဂေ ကေယောဇနပုမာဏေ ဟတ္ထိနိယာ သေတိဘသင်္ခါ
တဿ ပုတ္တဿ ဝိဇောယနဋ္ဌာနတ္တာ သေတိဘဝိဇောဘောတိစ ဣတပုတ္တ
ဝိဇောဘောတိစ လဒ္ဓနာမေ ဂါမေ ဇာတိယာ ဇာတေန စတ္တာလိသ
ဝယ်ကေန မဟာထေရေန ဥဒကာဒိဂ္ဂဟဏနဂရေ ဇယဘူမိ သုခါ
ရာမဿစ ပခုက္ကူနဂရေ မဟာဝိသုတာရာမဿစာတိ ဒိန္နံ မဟာရာမာနံ
အဓိပတိနော အာစရိယ ဂန္ထိသာရ မဟာထေရာသဘဿ အနေက
သဟဿ ဘိက္ခုဂဏာနံ ပဉ္စမဟာနိကာယေ ယာဝ ဒွါသိတိ ဝဿာ
မဟုဿာဟေန ဝါစေန္တဿ အနေက နိဿယဂန္ထာနံ ကာရကဿ
အဇဋ္ဌာကာသေ ပုဏ္ဏစန္ဒောဝ သာသနေ အတိဝ ပါကဋ္ဌဿ သဒ္ဓိ
ဝိဟာရိကေန ပုဗ္ဗေ ပခုက္ကူနဂရေ မဟာဝိသုတာရာမေ ဂန္ထိရူဝိပဿ-
နာဓုရေ အာဝဟန္တေန ဝသန္တေန စတုဝယ်ကကာလေ သဗြဟ္မစာရိဟိ
“ဗိသနိကာယဿ ဘန္တေ အဘိနဝ နိဿယံ ကရောဿ”တိ အဘိယာ
စိတကာလေ “မယံ အာပူသော တေရဟိ အတိဒဟရာ အပ္ပေဝနာမ
ဝယဝုဒ္ဓိကာလေ ဗိသနိကာယဿ အဘိနဝ နိဿယံ ကရေယျာမာ”တိ
အနုနာ နာဓိကံ ပဋိညံ ဒတ္တာ ဝိသတိဝယ်ကကာလေ ပခုက္ကူ နဂရ-
တော ညောင်ဦးနဂရံ သင်္ကမိတွာ တသ္မိံနဂရေ မဟာဝိသုတာရာမေ
ယထာရဟံ ဒွေ ဓုရေ အာဝဟန္တေန ဝသန္တေန ဝါသတေနစေဝ ဂုဏာ
လင်္ကာရေနစ ဒဟရဘိက္ခုဟိ ဗိသနိကာယပါဠိ ဝါစေန္တေန အဂ္ဂဝံ-
သေနစေဝ ဝါသတေနစ ဒဟရဘိက္ခုဟိ ဗိသနိကာယဋ္ဌကထံ ဝါ-
စေန္တေန လိခါပေန္တေန ပုန ညောင်ဦးနဂရတော ညောင်တုံးနဂရံ
သင်္ကမိတွာ သာသနဇောတိပါလကေ တိဘူမိကေ မဟာဂိဉ္ဇကာဝါသေ
ဝသန္တေန လိခါပိတော ဗိသနိကာယဿ ပါဠိနိဿယောစော အဋ္ဌ-
ကထာနိဿယောစ ကလိယူဂေ တိစတ္တာလိသာဓိက ပဉ္စဝဿသဟဿံ
ပတ္တေ သာသနေ ဓာသိတိစတုသတာဓိကဗ္ဗိသဟဿံ ပတ္တေ သကဗ္ဗာဇေ
စတုတိသတာဓိကဝဿသဟဿံ ပတ္တေ အာသဠိမာသဿ ကာလပက္ခဿ
ပဉ္စမဒိဝသေ ဂုရုဒိနေ အနန္တရာယေန နိဋ္ဌိတော။

ပုန မမ ပဉ္စစတ္တာလိသဝဿကာလေ ညောင်တုံးနဂရတော ပခုက္ကူ
နဂရံ သင်္ကမိတွာ မဟာ ဝိသုတာရာမေ သာသန ဇောတိပါလ မဟာ
ဝိဟာရေ ဝသန္တေန အက္ခရလေခံ ဓာဒိံကတွာ ဒုပဒ ဒုပါဌ ပဒ
ပစ္စာဘဋ္ဌ ဝိသောဓနေန စေဝ သဒ္ဓတ္တာမိပ္ပဿ ဝိနိစ္ဆယ ပက္ခိပနေနစ

ဂန္ထဝစနကာလဿ အန္တရန္တရာ ဝိသောဓိတော မမ ပရိပုဏ္ဏ ပဏ္ဏာသ
ဝဿကလေ ကလိယံဂေ တိပဏ္ဏာသဘာဓိက ပဉ္စဝဿသဟဿံ ပတ္တေ
သဘသနေ ဆနုတိ စတုသတာဓိက ဒွိသဟဿံ ပတ္တေ သကရာဇေ
စုဒ္ဒသတိသတာဓိက ဝဿသဟဿံ ပတ္တေ အာသဠိ မာသဿ ဇုဏှ-
ပက္ခဿ စုဒ္ဒသမဒိဝသေ သောရိဒိနေ အနန္တရာယေန သုနိဠိတော။
သွာယံ-

- (၁) တာဝ ခိဗ္ဗတု လောကသ္မိံ၊ ဝဇ္ဇနိတ္ထရဏေသိနံ။
ဒဿေန္တော ကုလပုတ္တာနံ၊ နယံ ဉာဏဝိဗုဒ္ဓိယာ။
- (၂) ယာဝ မုဒ္ဒေါတိနာမမ္ပိ၊ သုဒ္ဓစိတ္တဿ ဝိညုနော။
လောကမ္ပိ လောကဇေဒ္ဒဿ၊ ပဝတ္တဘိ မဟေသိဒနာ။
- (၃) ယံသာစ နိဠိတော ဒေသော၊ နိဗ္ဗယော နိရူပဒ္ဒဝေါ။
ဝေံ သဗ္ဗေ ဇနာ ခေမံ၊ ဂစ္ဆန္တိ နိရူပဒ္ဒဝံ။
- (၄) တောန ပုညကမ္မေန၊ ပညာဓိကော ဘဝါမဟံ။
ဗုဒ္ဓတ္တံ ပါပုနိတုာန၊ သန္တာရဿံ သဒေဝကံ။

ဣတိ ဒိသနိကာယဿ ပါဠိနိဿယော သဗ္ဗာကာရေန နိဠိတော။

စေနိဂုံးစကား မုတ်အသားကို ပိုင်းခြားဆင့်ကာ ဆက်ပြပါအံ့၊ တွေ့စပ်တာ-
ဤမျှလောက်အတိုင်းအရှည်ရှိသောစကားအစဉ်ဖြင့်၊ နန္ဒဝံသာတိဓာနေန-နန္ဒ-
ဝံသ အမည်ရှိသော၊ ပုဂါမ မဟာနဂရဿ-ပုဂံမြို့တော်ကြီး၏၊ ပုရတ္ထိမဒိသာ-
ဘာဂေ-အရှေ့အရပ်မျက်နှာအဖို့ဖြစ်သော၊ ကေယောဇနပုမာဏေ-တစ်ယူဇနာ၊
အတိုင်းအရှည်ရှိသော၊ ဟတ္ထိနိယာ-ဆင်မ၏၊ သေတိဘသင်္ခါတဿ-ဆင်ဖြူတော်
ဟုဆိုအပ်သော၊ ပုတ္တဿ-သားကို၊ ဝိဇာယနဌာနတ္တာ-မွေးဖွားရာ အရပ်၏
အဖြစ်ကြောင့်၊ သေတိဘ ဝိဇာတောတိစ-ဆင်တော်မွေး ဟူ၍ လည်းကောင်း၊
ဣဘပုတ္တဝိဇာတောတိစ-ဆင်သားမွေး ဟူ၍လည်းကောင်း၊ လဒ္ဓနာမေ-ရအပ်
သော အမည်ရှိသော၊ ဂါမေ-ရွာ၌၊ ဇာတိယာ-ပဋိသန္ဓေအားဖြင့်၊ ဇာတေန-
ဖြစ်သော၊ စတ္တာလိဆ ဝဿိကေန-ဝါလေးဆယ် ရှိသော၊ မဟာထေရေန-
ထေရ်ကြီးဖြစ်သော၊ ဥဒကာဒိဗ္ဗဟဏ နဂရေ-ရေစကြိုမြို့၌၊ ပါကံဋဿ-ထင်ရှား
လော၊ ဇယဘူမိ သုခါရာမဿ-အောင်မြေသာယာ အာရာမ်ကျောင်းတိုက်၏
လည်းကောင်း၊ ပခုက္ကူနဂရေ-ပခုက္ကူမြို့၌၊ အတိပါကဋဿ-အလွန် ထင်ရှား
သော၊ မဟာဝိသုတာရာမဿ-မဟာ ဝိသုတာရာမ အာရာမ် ကျောင်းတိုက်၏
လည်းကောင်း၊ ဣဘိ-ဤသို့၊ ဒွိန္ဒ-နှစ်တိုက်ကုန်သော၊ မဟာရာမာနံ-အာရာမ်
ကျောင်းတိုက်ကြီးတို့၏၊ အဓိပတိနော-အကြီးအမှူး ဦးစီး ခေါင်းဆောင် ဖြစ်

တော်မူသော၊ အနေက သဟဿ ဘိက္ခုကဏာနု-အထောင် မကသော ရဟန်း အပေါင်းတို့အား၊ ဝါ-တို့ကို၊ ပဉ္စ-ငါးပါးကုန်သော၊ မဟာနိကာယေ-နိကာယ် ကြီးတို့ကို၊ ယာဇဒ္ဓါသီတိဇယာ-ရှစ်ဆယ့်နှစ်နှစ်တိုင်အောင်၊ မဟုဿာဟေနု- နေကမင်းအလား ကြီးမားသော လုံ့လဖြင့်၊ ဝါစေန္ဒဿ- ရွတ်ဆိုစေတော်မူ သော၊ ဝါ-ပို့ချတော်မူသော၊ ဝါ-ပို့ချတော်မူသည်ဖြစ်၍၊ ဝါ-ပို့ချတော်မူသည် ၏အဖြစ်ကြောင့်၊ အနေကနိဿယဂန္ထာနံ-ပပဉ္စသုဒ္ဓနိအမည်ရှိသော မူလပဏ္ဍာ သ အဋ္ဌကထာနိဿယ၊ ဒီဃနိကာယ်ပါဠိတော်နိဿယ၊ ကင်္ခါဝိတရဏီအဋ္ဌကထာ နိဿယ အစရှိသော များစွာသောနိဿယကျမ်းဂန်တို့ကို၊ ကာရကဿ-ပြုစီရင် တော်မူတတ်သော၊ ဝါ-ပြုစီရင်တော်မူ တတ်သည် ဖြစ်၍၊ ဝါ-ပြုစီရင်တော်မူ တတ်သည်၏အဖြစ်ကြောင့်၊ အဇ္ဈောကာလေ-ရှုပ်ထွေးမှထင် ကောင်းကင်ပြင်၌၊ ပဏ္ဍစန္ဒောဝ-လပြည့်ဝန်းကဲ့သို့၊ သာသနေ-သာသနာတော်၌၊ အတိဝ-အလွန် အကဲသာလျှင်၊ ပါကဋ္ဌဿ-ထင်ရှားကျော်စောတော်မူသော၊ အာစရိယ ဂန္ထ- သာရ မဟာထေရာသဘဿ- အာသနာမြောက်ပြီး ဆရာတော်ကြီး အရှင်ဂန္ထ သာရမဟာထေရ်၏၊ သဒ္ဓိဝိဟာရီကေန-ဥပဇ္ဈာယ်ယူ အတူနေတပည့်ဖြစ်သော၊ ပုဗ္ဗေ-ရှေး၌၊ ပခုက္ကူနဂရေ-ပခုက္ကူမြို့၌၊ မဟာဝိသုတာရာမေ-မဟာဝိသုတာ- ရာမ အာရာမကျောင်းတိုက်၌၊ ဂန္ထဓရ ဝိပဿနာဓရေ-ဂန္ထဓရ ဝိပဿနာဓရတို့ ကို၊ ဝါ-ကျမ်းဂန်ဝန် ဝိပဿနာဝန်တို့ကို၊ အာဝဟန္တေန-ရွက်ဆောင်လျက်၊ ဝသန္တေန-နေသော၊ ဝါ-နေစဉ်၊ စတုဝဿိကကာလေ-လေးဝါရစဉ်အခါ၌၊ သဗြဟ္မစာရိဟိ-သီတင်းသုံးဖော်တို့သည်၊ “ဘန္တေ-အရှင်ဘုရား၊ တုဗ္ဗေ-အရှင် ဘုရားတို့သည်၊ ဒီဃနိကာယဿ-ဒီဃနိကာယ်၏၊ အဘိနဝံ-အသစ်ဖြစ်သော၊ နိဿယံ-နိဿယကို၊ ကရောထ-ပြုပါကုန်လော့။” ဣတိ-ဤသို့၊ အဘိယာစိတ- ကာလေ-သာသနာတည်မှု အလေးပြု၍ ရှေးရှု တောင်းပန်အပ်ရာ အခါ၌၊ “အာဝုသော-ငါ့ရှင်တို့၊ မယံ-ငါတို့သည်၊ တေရဟိ-ဤအခါ၌၊ ဝါ-ယခု အခါ၌၊ အတိဝဟရာ-အလွန်ငယ်လှကုန်သေး၏၊ ဝယဝုဒ္ဓိကာလေ-အရွယ် ကြီး ပြင်းရာအခါ၌၊ ဒီဃနိကာယဿ-ဒီဃနိကာယ်၏၊ အဘိနဝံ-အသစ် ဖြစ်သော၊ နိဿယံ-နိဿယကို၊ အပေဝနာမကရေယျာမ-အကြောင်းတိုက်ဆိုင် ပြုခွင့်ပိုင်က ပြုနိုင်တန်ကုန်ရာပါ၏။” ဣတိ-ဤသို့၊ အနုနာနာဓိကံ- မယုတ် မလွန်သော၊ ပုဂ္ဂိုလ်-ပုဂ္ဂိုလ်တို့ကို၊ ဝါ-ဝန်ခံချက်ကို၊ ဒေတွာ-ပေးခဲ့ပြီး၍၊ ဝိသတိဝဿိက- ကာလေ-ဝါနှစ်ဆယ်ရာရာအခါ၌၊ ပခုက္ကူနဂရေတော-ပခုက္ကူမြို့မှ၊ ညောင်ဦး နဂရံ-ညောင်ဦးမြို့သို့၊ သင်္ကမိတွာ-ပြောင်းရွှေ့၍၊ တသ္မိံနဂရေ-ယိုညောင်ဦး မြို့၌၊ အဘိနိမ္မိတေ-ဖန်ဆင်းအပ်သော၊ မဟာဝိသုတာရာမေ-မဟာဝိသုတာရာမ အာရာမ ကျောင်းတိုက်၌၊ ယကာရဟိ-ထိုက်သင့်သည်အား လျော်စွာ၊ ဒေ- နှစ်ပါးကုန်သော၊ ဓရေ-ကျမ်းဂန်ကို ပို့ချခြင်း ဂန္ထဓရဝန်၊ ဝိပဿနာကို အား ထုတ်ခြင်း ဝိပဿနာဓရဝန်တို့ကို၊ အာဝဟန္တေန-ရွက်ဆောင်လျက်၊ ဝသန္တေန-

နေသော၊ ဝါ-နေစဉ်၊ ဝါသဘောနစေဝ-ဝါသဘ အမည် ရှိသည်လည်း ဖြစ်
သော၊ ဂုဏာလင်္ကာရေနုစ-ဂုဏာလင်္ကာရ အမည်ရှိသည်လည်းဖြစ်သော၊ ဒဟရ-
ဘိက္ခုဟိ-ပဉ္စင်ငယ်ရဟန်းတို့ကို၊ ဒီသနိကာယပါဠိ-ဒီသနိကာယ ပါဠိတော်
ကို၊ ဝါစေန္တေန-ရွတ်ဆိုစေလျက်၊ ဝါ-ပို့ချလျက်၊ အဂ္ဂဝံသေနစေဝ-အဂ္ဂဝံသ
အမည်ရှိသည်လည်းဖြစ်သော၊ ဝါသဝေနစ-ဝါသဝ အမည်ရှိသည်လည်းဖြစ်
သော၊ ဒဟရဘိက္ခုဟိ- ပဉ္စင်ငယ်ရဟန်းတို့ကို၊ ဒီသနိကာယဋ္ဌကထံ-ဒီသနိကာယ
အဋ္ဌကထာကို၊ ဝါစေန္တေန-ရွတ်ဆိုစေလျက်၊ ဝါ-ပို့ချလျက်၊ လိခါပေန္တေန-
ရေးစေသော၊ မယာ-ငါသည်၊ ပုန-နောက်ထပ်တစ်ဖန်၊ ညောင်ဦးနဂရတော-
ညောင်ဦးမြို့မှ၊ ညောင်တုံးနဂရံ-ညောင်တုံးမြို့သို့၊ သက်မိတွာ-ပြောင်းရွှေ့ပြန်
၍၊ သာသန ဇောတိပါလကေ-သာသနာ့ဆောင် တပြောင်ပြောင် တဝင်းဝင်း
ထွန်းလင်းတောက်ပခြင်းကို စောင့်ရှောက်တတ်သည်၏အဖြစ်ကြောင့် 'သာသန
ဇောတိပါလ' အမည်ရှိသော၊ တိဘူမိကေ-ဘုံဆောင်သုံးဆင့်ရှိသော၊ မဟာဂိဉ္ဇ-
ကာဝါသေ-အုတ်ကျောင်းကြီး၌၊ ဝသန္တေန-နေလျက်၊ လိခါပိတော-ရေးစေ
အပ်သော၊ ဒီသနိကာယဿ-ဒီသနိကာယ်၏၊ ပါဠိနိဿယောစေဝ-ပါဠိတော်
နိဿယသည်လည်းကောင်း၊ အဋ္ဌကထာနိဿယောစ-အဋ္ဌကထာ နိဿယသည်
လည်းကောင်း၊ ကလိယုဂက-ကလိယုဂ်သည်၊ တိစတ္တာလိသာဓိက ပဉ္စဝဿ-
စာဟာသံ-လေးဆယ့်သုံးနှစ်အလွန်ရှိသော အနှစ်ငါးထောင်သို့၊ ပတ္တေ-ရောက်
လတ်သည်ရှိသော်၊ သာသနေ-သာသနာတော်နှစ်သည်၊ ဓာသိတိစတုသတာ-
ဓိက ဒွိသဟာသံ-လေးရာ့ရှစ်ဆယ့်ခြောက်နှစ်အလွန်ရှိသော အနှစ်နှစ်ထောင်သို့၊
ပတ္တေ-ရောက်လတ်သည်ရှိသော်၊ သကရာဇေ-လူတို့ဝေါဟာ မြန်မာသက္ကရာဇ်
သည်၊ စတုတိသတာဓိကဝဿသဟာသံ-သုံးရာ လေးနှစ် အလွန်ရှိသော အနှစ်
တစ်ထောင်သို့၊ ပတ္တေ-ရောက်လတ်သည်ရှိသော်၊ အာသဠိမာသဿ-ဝါဆိုလ၏၊
ကာဠပက္ခဿ- လဆုတ်ပက္ခ၏၊ ပဉ္စမဒိဝသေ-ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်
သောနေ့၌၊ ဂုရုဒိနေ-ကြာသပတေးနေ့၌၊ အနန္တရာယေန-ကိုယ်ပ ကိုယ်တွင်း
အန္တရာယ်ကင်းသဖြင့်၊ နိဠိတော-ဘေးကုန်အောင်စင် မှောင်မထင်ဘဲ အောင်
မြင် ပြီးဆုံးခြင်းသို့ ရောက်ခဲ့ပြီ။

ပုန-နောက်ထပ်တစ်ဖန်၊ မမ-ငါ၏၊ ပဉ္စစတ္တာလိသဝဿကာလေ-လေးဆယ့်
ငါးဝါ ရရာအခါ၌၊ ညောင်တုံးနဂရတော- ညောင်တုံးမြို့မှ၊ ပခုက္ကူနဂရံ-
ပခုက္ကူမြို့သို့၊ သက်မိတွာ-ပြောင်းရွှေ့ပြန်၍၊ မဟာဝိသုတာရာမေ-မဟာဝိသုတာ
ရာမ အာရာမ်ကျောင်းတိုက်၌၊ သာသနဇောတိပါလမဟာဝိဟာရေး- သာသန
ဇောတိပါလအမည်ရှိသော ကျောင်းကြီး၌၊ ဝသန္တေန-နေလျက်၊ ဝါ-နေစဉ်၊
အက္ခရာလခံ-မြန်မာ့အသုံး အက္ခရာရေးထုံးဖြစ်သော ပင့်ရစ်သတ်ပုံ အလုံးစုံကို၊
အာဒိ ကတွာ-အစပြု၍၊ ဒုပဒ ဒုပါဌပဒဏ္ဍာဘဌ ဝိသောဓနေနစေဝ-ပုဂံပျက်၊

ပါဠိများ၊ ပုဒ် ရှေ့နောက် ပြန်သည်များကို ပယ်ရှား သုတ်သင်ခြင်း အားဖြင့် လည်းကောင်း၊ သဒ္ဒတ္တဝိပွာယ ဝိနိစ္ဆယံပက္ခိပုနေန စ-သဒ္ဒါ အဆုံး အဖြတ်၊ အနက်အဆုံးအဖြတ်၊ အဓိပ္ပာယ် အဆုံးအဖြတ်များကို ထည့်သွင်းခြင်းအားဖြင့် လည်းကောင်း၊ ဂန္ထဝါစန ကာလသယ-ကျမ်းဂန်ကို ပို့ချရာအချိန်အခါ၏၊ အန္တ-ရန္တရာ-ကြီးကြားကြီးကြား အားလပ်ခွင့်ရရာအခါ၌၊ ဝိသောဓိတော-သုတ်သင် အပ်ပြန်သည်၊ သမာနော-ဖြစ်သည်ရှိသော်၊ မမ-ငါ၏၊ ပရိပုဏ္ဏပဏ္ဍာသဝဿ ကာလေ-ဝါ ငါးဆယ်ပြည့်ရာအခါ၌၊ ကလိယုဂေ-ကလိယုဂ်သည်၊ တိပဏ္ဍာ-ဇာဓိက ပဉ္စဝဿသဟဿံ-ငါးဆယ်သုံးနှစ်အလွန်ရှိသော အနှစ်တစ်ထောင်သို့၊ ပတ္တေ-ရောက်လတ်သည်ရှိသော်၊ သာသနေ-သာသနာတော်နှစ်သည်၊ ဆနုတိ စတုသတာဓိကဒ္ဒိသဟဿံ- လေးရာကိုးဆယ် ခြောက်နှစ် အလွန်ရှိသော အနှစ် နှစ်ထောင်သို့၊ ပတ္တေ-ရောက်လတ်သည်ရှိသော်၊ သင်္ကရာဇေ-လူတို့ဝေါဟာ မြန်မာသက္ကရာဇ်သည်၊ စုဒ္ဒသတိသတာဓိကဝဿသဟဿံ - သုံးရာတစ်ဆယ် လေးနှစ်အလွန်ရှိသော အနှစ်တစ်ထောင်သို့၊ ပတ္တေ-ရောက်လတ်သည်ရှိသော်၊ အာသဠိ-မာသယ-ဝါဆိုလ၏၊ ဇုဏ္ဍပက္ခဿ-လဆန်းပက္ခ၏၊ စုဒ္ဒသမဒိဝသေ- တစ်ဆယ်လေးရာကိုးဆယ် ပြည့်ကြောင်းဖြစ်သောနေ့၌၊ သောရိဒိနေ-စနေနေ့၌၊ အနန္တရာယေန- တွင်းပနှစ်ဘန် ဘေးရန်ကင်းကွာ အေးချမ်းသာသဖြင့်၊ သုနိဠိ တော်-ကောင်းစွာမသွေ အောင်မြင်ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေပြီ။

သွာယံ သော အယံ နိဿယော-ထို ဝိသနိကာယ်ပါဠိတော်နိဿယသည်။

(၂) ယဒဝ-အကြင်မျှလောက်သော ကာလပတ်လုံး၊ လောကမိ- သတ္တ လောက၌၊ သုဒ္ဓစိတ္တဿ-ကိလေသာမြို့မေး ညစ်အကြေးမှ ကင်းဝေး စင်ကြယ် သောစိတ် ရှိတော်မူသော၊ ဝိညုနော-နတ်ပြည်၊ နိဗ္ဗာန် ရောက်ကြောင်းမှန်သည့် နှစ်တန်လမ်းရိုး အကျင့်မျိုးကို အကျိုးများလတ် မြတ်ထက်မြတ်အောင် အတတ် သိတော်မူသော၊ လောကဇေဋ္ဌဿ-သတ္တလောက၏ အကြီးဆုံး ဖြစ်တော်မူသော၊ မဟေသိနော-ကြီးကျယ်များမြတ် ပူဇော်အပ်သော သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှုခမ်းတော်မူပြီးသော၊ ဝိနယ-ဝါးမာရ်အောင်မြင် ဘုရားရှင်၏၊ ဗုဒ္ဓေါတိ နာမမိ-ဘုရားဟူသော အမည်သည်လည်း၊ ပဝတ္တတိ- မမိန်မမေး အရှိန်မသေးဘဲ ဖြစ်တည်သေး၏။

(၁) တဒဝ-ထိုမျှလောက် အတိုင်းအရှည်ရှိသော ဘုရားဟူသော အမည် တည်ရှိအေးသမျှ ကာလပတ်လုံး၊ လောကသို့ -သတ္တလောက၌၊ ဝဋ္ဋနိတ္တရဏေ- သိန်-ဝဋ်စဉ်တစ်လျှောက် ဒုက္ခအောက်မှ ထွက်မြောက်ခြင်းကို ရှာမှီးလေ့ ရှိကြ ကုန်သော၊ ကုလပုတ္တာနံ-အမျိုးကောင်းသားတို့အား၊ ဉာဏဝိဗုဒ္ဓိယာ-ပရိယတ် ဉာဏ်အမြင်သန်လျက် လျင်မြန်ကြွင်းထွား ကြီးပွားလာခြင်းငှာ၊ နယံ-လမ်း ကောင်းညပဒေ နည်းထွေထွေကို၊ ဒဿန္တော-တန်ဆောင်ဆီမီး အရောင်ပြီးသို့

ပြကြီးပြလျက်၊ ဒိဗ္ဗတု-ရောင်လာဝင်းဝင်း အမှောင်ကင်းအောင် ပြောင်လင်း တောက်ပပါစေသော်။

(၃) စ-စဉ်းငယ်အထူး ပြဆိုဦးအံ့၊ ငသော နိဿယော-ဤ ဒီဃနိကာယ ပါဠိတော် နိဿယသည်၊ နိဗ္ဗယော-ဥဿုံမကြွင်း ဘေးမျိုးကင်းလျက်၊ နိရု-ပဒ္ဒစေ-ကိုယ်သို့ကပ်လျက် နှိပ်စက်ပြင်းထန် ပူပန်တတ် ဥပဒ္ဒဝေ၊ ကင်းပြတ် လျက်၊ နိဗ္ဗိတော ယထာ-ပြီးစီးအောင်မြင်သကဲ့သို့၊ ဝေ-ဤနည်းအတူ၊ သဗ္ဗ-ဟင်္ဂယောဂ်မကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော၊ ဇနာ- သတ္တဝါတို့သည်၊ ခေမံ-ဘေးရန်ကင်းကွာ အေးချမ်းသာသော၊ နိရုပဒ္ဒဝံ-ဥပဒ္ဒဝေ၊ ကင်းပြတ် နိဗ္ဗာနဓာတ်သို့၊ ဂစ္ဆန္တု-လျင်မြန်ထုတ်ချောက် လမ်းမကောက်ဘဲ ရောက်ကြ ပါစေကုန်သော်။

(၄) အဟံ-ငါသည်၊ ဧတေန ပုညကမ္မေန-ဒီဃနိကာယ နှစ်သွယ်နိဿယ ပြုရစီမံ ဤ ကောင်းမှုကံကြောင့်၊ ပညာဓိကော-လွန်ကဲသော ပညာရှိသော သဗ္ဗညုဘုရားသည်၊ ဘဝါမိ-မချွတ်မလွဲ အမြဲကေန အမှန်မှချ ဖြစ်ရပါလိမ့်၊ ဗုဒ္ဓတ္တံ-ဘုရားအဖြစ်သို့၊ ပါပုဏိတုဒန-ရောက်ပြီး၍၊ သဒေဝကံ-နတ်ရောလှပါ သတ္တဝါအပေါင်းကို၊ သန္တာရေသံ-သံသရာဝဲ သြဗထေမှ ထုတ်ဆွဲ ကယ်တင် နိုင်ရပါလိမ့်။

ဣတိ-ဤ ဆိုအပ်ပြီးသော စကားအစဉ်ဖြင့်၊ ဒီဃနိကာယသ-ဒီဃနိကာယ ၏၊ ပါဠိနိဿယော-ပါဠိတော် နိဿယသည်၊ သဗ္ဗာကာရေန- အလုံးစုံသော အခြင်းအရာအားဖြင့်၊ နိဗ္ဗိတော-ဆုံးခန်းတိုင်မြောက် အပြီးသို့ရောက်ပြီ။

